



This is a digital copy of a book that was preserved for generations on library shelves before it was carefully scanned by Google as part of a project to make the world's books discoverable online.

It has survived long enough for the copyright to expire and the book to enter the public domain. A public domain book is one that was never subject to copyright or whose legal copyright term has expired. Whether a book is in the public domain may vary country to country. Public domain books are our gateways to the past, representing a wealth of history, culture and knowledge that's often difficult to discover.

Marks, notations and other marginalia present in the original volume will appear in this file - a reminder of this book's long journey from the publisher to a library and finally to you.

Usage guidelines


Google is proud to partner with libraries to digitize public domain materials and make them widely accessible. Public domain books belong to the public and we are merely their custodians. Nevertheless, this work is expensive, so in order to keep providing this resource, we have taken steps to prevent abuse by commercial parties, including placing technical restrictions on automated querying.

We also ask that you:

- + *Make non-commercial use of the files* We designed Google Book Search for use by individuals, and we request that you use these files for personal, non-commercial purposes.
- + *Refrain from automated querying* Do not send automated queries of any sort to Google's system: If you are conducting research on machine translation, optical character recognition or other areas where access to a large amount of text is helpful, please contact us. We encourage the use of public domain materials for these purposes and may be able to help.
- + *Maintain attribution* The Google "watermark" you see on each file is essential for informing people about this project and helping them find additional materials through Google Book Search. Please do not remove it.
- + *Keep it legal* Whatever your use, remember that you are responsible for ensuring that what you are doing is legal. Do not assume that just because we believe a book is in the public domain for users in the United States, that the work is also in the public domain for users in other countries. Whether a book is still in copyright varies from country to country, and we can't offer guidance on whether any specific use of any specific book is allowed. Please do not assume that a book's appearance in Google Book Search means it can be used in any manner anywhere in the world. Copyright infringement liability can be quite severe.

About Google Book Search

Google's mission is to organize the world's information and to make it universally accessible and useful. Google Book Search helps readers discover the world's books while helping authors and publishers reach new audiences. You can search through the full text of this book on the web at <http://books.google.com/>



INDS - CHIN. d. 188




THE
ANGLO-KAREN DICTIONARY,

BEGUN BY J. WADE, D. D.

REVISED, ENLARGED AND COMPLETED

By Mrs. J. P. BINNEY.



*Published by the Burma Baptist Missionary Convention
from "The Wade Printing Fund."*



RANG OON :
AMERICAN BAPTIST MISSION PRESS.
F. D. PHINNEY, SUPT.
1883.

Two, 1. 72



ABBREVIATIONS USED IN THIS WORK.

<i>a.</i>	stands for	adjective.	<i>imp.</i>	stands for	imperfect, imperative.
<i>adv.</i>	"	adverb.	<i>interj.</i>	"	interjection.
Anat.	"	Anatomy.	Ir.	"	Irish.
Anc.	"	Ancient.	It.	"	Italian.
Antiq.	"	Antiquities.	Lat.	"	Latin.
Ar.	"	Arabic.	Log.	"	Logic.
Arith.	"	Arithmetic.	Malay.	"	Malayan.
Bot.	"	Botany.	Med.	"	Medicine.
Braz.	"	Brazilian.	Metaph.	"	Metaphor.
Carp.	"	Carpentry.	Mil.	"	Military.
Chald.	"	Chaldean.	Min.	"	Mineral.
Chem.	"	Chemistry.	Mus.	"	Music.
Colloq.	"	Colloquial.	Myth.	"	Mythology.
Conch.	"	Conchology.	<i>n.</i>	"	noun.
Conj.	"	Conjunction.	Nat. Hist.	"	Natural History.
<i>dat.</i>	"	dative.	Naut.	"	Nautical.
<i>def.</i>	"	definitive.	Nor.	"	Norwegian.
<i>dim.</i>	"	diminutive.	<i>obj.</i>	"	objective.
Eccl.	"	Ecclesiastical.	<i>Obs.</i>	"	Obsolete.
<i>e. g.</i>	"	for example.	Ornith.	"	Ornithology
Egypt.	"	Egyptian.	<i>p.</i>	"	participle.
Elec.	"	Electricity.	<i>p. a.</i>	"	participial adjective.
Eng.	"	England, English.	Per.	"	Persian.
Entom.	"	Entomology.	<i>pers.</i>	"	person.
Etym.	"	Etymology.	Philos.	"	Philosophy.
<i>f., fem.</i>	"	feminine.	Physiol.	"	Physiology.
<i>Fig.</i>	"	Figuratively.	<i>pl.</i>	"	plural.
Fort.	"	Fortification.	<i>pref.</i>	"	prefix.
Fr.	"	French.	<i>prep.</i>	"	preposition.
<i>fut.</i>	"	future.	Rhetoric.	"	Rhetoric.
Geog.	"	Geography.	Rom.	"	Roman.
Geol.	"	Geology.	Rom, Cath.	"	Roman Catholic.
Geom.	"	Geometry.	Russ.	"	Russian.
Ger.	"	German.	Syr.	"	Syriac.
Gram.	"	Grammar.	Theol.	"	Theology.
Gun.	"	Gunnery.	Turk.	"	Turkish.
Heb.	"	Hebrew.	U. S.	"	United States.
Her.	"	Heraldry.	<i>v.</i>	"	verb.
Hind.	"	Hindustani.	<i>v. i.</i>	"	verb intransitive.
Hist.	"	Historical.	<i>v. t.</i>	"	verb transitive
Hort.	"	Horticulture.	Zoöl	"	Zoölogy.
Ich.	"	Ichthyology.			

ENGLISH AND KAREN DICTONARY.

A

ABA

- A**, *art.* one, တၢ်: a or one person, ဟ့တၢ်; a or one thing, တၢ်တံး; some one, ဟ့တၢ်တၢ်.
- A-back'**, *adv.* ခုာ်ဆံ, ဝုၤခံ, ကခါ; backward; as, a ship taken aback, ကထံၤဆူကခါတုၤကဘိ.
- Ab'a-cot**, *n. a.* မိၣ်သထုၣ်ထၢဆဲၣ်ဂထံၣ်မိၣ်ပၤတၢ်ဂဲၤထၢ ဟ့တၢ်တထုၣ်.
- Ab'a-cūs**, *n.* a counting table, ခွဲတၢ်ဆတၢ်; the upper plate of the capital of a column, တၢ်ခိၣ်ခိၣ်တုၤတထုၣ်.
- A-baft'**, *adv. Naut.* toward the stern, back, ထၢဆဲး; as, to go abaft, ထၢဆဲးကဘိ.
- A-bān'don**, *v. t.* to give up, forsake, ဣၣ်ကွဲၣ်, ကွဲၣ်တုၤ, ခွဲကွဲၣ်, ထၢဆဲၣ်ကွဲၣ်သဟ့ၤတၢ်.
- A-bān'doned**, *a.* extremely bad, တၢ်တုၤတုၤခွဲကွဲၣ်; as, an abandoned child, မိၣ်သထုၣ်ထၢဆဲၣ်ဂထံၣ်တၢ်ခွဲကွဲၣ်အိၣ်; an abandoned house, တံၣ်ခွဲလိ.
- A-bān'don-ment**, *n.* desertion, တၢ်ဣၣ်ကွဲၣ်, တၢ်ကွဲၣ်တုၤ; as, the abandonment of religion is not good, တၢ်ဣၣ်ကွဲၣ်တၢ်သ့ၣ်ပုၤထီၣ်ပုၤန့ၣ်တၢ်တထုၣ်.
- A-bāse'**, *v. t.* to humble, ဆိၣ်လိၣ်; as, he abased himself, ဆဲးဆိၣ်လိၣ်ထၢဆဲး; God abases the proud, ဟ့ၤဆိၣ်လိၣ်ပုၤထၢဆဲးလိၣ်လိၣ်ထၢဆဲး.
- A-bāse'ment**, *n.* humiliation, တၢ်ဆိၣ်လိၣ်; as, I suffered abasement, ထထၣ်တၢ်ဆိၣ်လိၣ်ထၢဆဲး, ထထုၣ်တၢ်ဆိၣ်လိၣ်ထၢဆဲး.
- A-bāsh'**, *v. t.* to shame, ခုၣ်ဆဲး, ခုၣ်ဆဲးဆဲး; as, he was abashed, ဆဲးဆဲးဆဲး, ထၣ်တၢ်မၤဆဲးဆဲး.
- A-bāte'**, *v. i.* to lessen, ခံၣ်လိၣ်, လိၣ်ခံၣ်; as, his natural force was not abated, ဆဲးဆဲးထၢဆဲးလိၣ်ထၢဆဲး; the fever has abated, တၢ်ညၣ်ဂိၣ်ခံၣ်လိၣ်

ABE

- ထံ; the wind has abated, ကထံၤခံၣ်လိၣ်ထံ; to lessen in number, ခုၣ်လိၣ်; in size, ဆဲးလိၣ်.
—, *v. t.* to make less, ခုၣ်ခံၣ်လိၣ်, မၤဆဲးလိၣ်.
- Ab'ba**, *n. Heb.* father, ဝါ.
- Ab'ba-gy**, *n.* တၢ်ဆၢၣ်ဆဲးမိၣ်ခဲၣ်ကွဲၣ်ကွဲၣ်မိၣ်ခဲၣ်ခဲၣ်ကွဲၣ်.
- Ab'bey**, *n.* a cloister, ခဲၣ်ကွဲၣ်ကွဲၣ်တထုၣ်.
- Ab'bot**, *n.* ခဲၣ်ကွဲၣ်ခဲၣ်ခဲၣ်ထၢဆဲးပၤတုၤ.
- Ab-brē'vi-āte**, *v. t.* to contract, abridge, မၤဆဲးလိၣ်, မၤခုၣ်လိၣ်.
- Ab-brē'vi-ā'tion**, *n.* တၢ်ခုၣ်လိၣ်, ခိၣ်ခိၣ်, ခ. န. ခဲၣ်ခဲၣ်န့ၣ်, ထ. န. ဟီၣ်ခိၣ်ခဲၣ်န့ၣ်. See INITIAL, *n.*
- Ab-brē'vi-a-tūre**, *n.* a compend, an abridgement, ထံၣ်ထၢဆဲးဆၢၣ်တၢ်ကွဲၣ်ခုၣ်လိၣ်အိၣ်.
- Ab'di-cāte**, *v. t.* to surrender, ထၢဆဲးလိၣ်ကွဲၣ်ခဲၣ်; as, the king abdicated his throne, မိၣ်ပၤထၢဆဲးလိၣ်ကွဲၣ်ခဲၣ်.
- Ab'di-cā'tion**, *n.* တၢ်ထၢဆဲးလိၣ်ကွဲၣ်ခဲၣ်
- Ab-dō'men** or **Ab'do-men**, *n.* the belly, တၢ်ခၢၤ.
- Ab-dōm'i-nal**, *a.* ထၢဆဲးမိၣ်ထၢဆဲး.
- Ab-dōm'i-nous**, *a.* pursy, ထၢဆဲးမိၣ်, ထၢဆဲးကမိၣ်.
- Ab-dūce'**, *v. t.* to draw out, ထုၣ်လိၣ်ကွဲၣ်; to draw back, ထုၣ်ဆုၣ်, ထုၣ်ဆုၣ်.
- Ab-dūct'**, *v. t.* ဒါးခုၣ်, ဒါးဆုၣ်ပုၤ. See ABDUCE.
- Ab-dūc'tion**, *n.* တၢ်ဒါးခုၣ်, တၢ်ဒါးဆုၣ်ပုၤ, တၢ်ဒါးဆုၣ်ပုၤ, တၢ်ဒါးဆုၣ်ပုၤ.
- Ab-dūc'tor**, *n.* ပုၤထၢဆဲးဒါးခုၣ်, ပုၤထၢဆဲးဒါးဆုၣ်ပုၤ; (*Phys.*) မၤခၢၤ (ညၣ်ထုၣ်) ထၢဆဲးထုၣ်တၢ်.
- A-bēd'**, *adv.* on or in bed, ထၢဆဲးလိၣ်ခဲၣ်.
- Ab-ēr'rant**, *a.* wandering, ထၢဆဲးထၢဆဲးမိၣ်တၢ်; straying from the right way, ထၢဆဲးထၢဆဲးမိၣ်ကွဲၣ်.
- Ab'er-rā'tion**, *n.* တၢ်ထၢဆဲးမိၣ်ကွဲၣ်; deviation from

Ⓐ, wOLF; fURL, Rude, push; e. i. e. silent; ç as s; çh as sh; g̃ as j; g̃ as in g̃et; s̃ as z; x̃ as gz; η as in linger.

truth or moral rectitude, တၢ်န့ၣ်ကမၢ်, တၢ်
မၤကမၢ်; deviation from a straight line,
တၢ်ဟံးဗျးတၢ်ဘျး. *Astron.* ဆၢ်သးဆၢ်ဆၢ်
ဒိဃာ်ထၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်.

A-bēt', *v. t.* to incite, aid, connive at, သဆၢ်ထီၣ်
ဆၢ်,မၤစၢၤပုၤထၢ်တၢ်ကမၢ်အပုၤ. See CON-
NIVE.

A-bey'ance, *n.* suspension, တၢ်တၢ်ဒုးဒုးတၢ်အဆၢ်,
တၢ်ဒုးဒုးတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်.

Ab-hōr', *v. t.* to loathe, သးတၢ်ဆၢ်; to hate, သးဟ့ၣ်.

Ab-hōr'rence, *n.* loathing, hatred, တၢ်သးဟ့ၣ်,တၢ်
သးတၢ်ဆၢ်.

Ab-hōr'rent, *a.* loathing, hating, သးတၢ်ဆၢ်,သး
ဟ့ၣ်; contrary to, သးဟ့ၣ်ထီၣ်ဆၢ်,တတၢ်ထီၣ်ဆၢ်
သး,သးထီၣ်ထီၣ်ဆၢ်,ထီၣ်ထီၣ်ဆၢ်.

Ab-hōr'ring, *n.* a loathing, တၢ်သးတၢ်ဆၢ်. See
ရှၢ. ၆၆: ၂၄.

A-bide', *v. i.* to dwell, be fixed, continue, အိၣ်,
အိၣ်ဝဲဆိးဝဲ,အိၣ်ခိၣ်အိၣ်ကျၢ်ဝဲ: to abide by one's
word, မၤတီၢ်ဆၢ်ထီၣ်. —, *v. t.* to await, အိၣ်မိး
ဝဲ,အိၣ်ဆူဝဲ,အိၣ်ဆူထီၣ်ဟ့ၣ်; to endure, sustain, tol-
erate, တူၢ်,အိၣ်ဝဲထၢ်အခဲၣ်ညါ. See ထံး. ၁၀: ၁၁.

A-bil'i-ty, *n.* capability, capacity, တၢ်သ့; pow-
er, အမိးဆၢ်မိး,ဆၢ်သးဆၢ်,ဆၢ်ထီၣ်; strength,
ဆၢ်ဆၢ်,ဆၢ်ထီၣ်; according to ability,
တသ့ဝဲဆၢ်. See မၤတၢ်. ၁၁: ၂၆.

Ab'ject, *n.* a mean person, ပုၤထၢ်ကဒိၤတအိၣ်.
—, *a.* base, vile, ဆၢ်. See စံး. ၃၅: ၁၅.

Ab-jūre', *v. t.* to forswear, ဣၣ်ကွဲၣ်ဝဲဒိးတၢ်ဆိၣ်.

Ab'le, *a.* having ability, သ့; as, able men, ပုၤ
ထၢ်ဆၢ်မၤတၢ်သ့. See ၂၆. ၁၁: ၂၁; able to
judge, ခံၣ်ညိၣ်သ့. See ၁၆. ၂: ၆; able to
make wise, မၤကွဲၣ်တၢ်သ့; having mental
capacity, အိၣ်မိးဆၢ်တၢ်ဆၢ်တၢ်ဆၢ်တၢ်ဆၢ်.

Ab'le-bōd'ied, *a.* robust, strong, မၤကဲ,အိၣ်ဆူၣ်အိၣ်
ဆူ; as, an able-bodied person, ပုၤအိၣ်မိးဆၢ်
တၢ်ဆၢ်,ပုၤဆူၣ်,ပုၤဆူၣ်ဆူ.

Ab'lep-sy, *n.* blindness, တၢ်မဲၣ်ဘျိၣ်.

Ab'lu-ent, *n.* တၢ်သ့တီၢ်. See DETERGENT.

Ab-lū'tion, *n.* a washing, တၢ်သ့မိးထၢ်; the rite
of ablution, တၢ်သ့မိးထၢ်ဆၢ်.

Ab'ne-gāte, *v. t.* to renounce, သမၢ်ဒိးဣၣ်ကွဲၣ်.

Ab'ne-gā'tion, *n.* တၢ်ဆၢ်,တၢ်ဣၣ်ကွဲၣ်; self-ab-

negation, self-denial, တၢ်ဣၣ်ကွဲၣ်ဆၢ်ဆၢ်ဝဲ-
A-bōard', *adv.* or *prep.* aboard ship, ထၢ်ကဘိပုၤ;
to go aboard ship, ထီၣ်ကဘိ,ထၢ်ထီၣ်ဆူကဘိပုၤ.

A-bōde', *n.* a dwelling, a habitation, အိၣ်ဆၢ်ထီၣ်;
to make our abode with him, ဟကအိၣ်ထီၣ်
ခိၣ်မိးထီၣ်. See ထံး. ၁၄: ၂၃. —, *v. i. imp.*
and *p. p.* of abide. See ABIDE.

A-bōl'ish, *v. t.* to destroy, မၤဟံးဂီၤ,မၤဟံးဗျိၣ်,ကွဲၣ်
တၢ်ကွဲၣ်; as, to abolish the enmity, ကွဲၣ်တၢ်
ကွဲၣ်တၢ်ထီၣ်ထီၣ်. See ဆူ. ၂: ၁၅; as, abol-
ished death, မၤဟံးဂီၤတၢ်တၢ်သံ. See ၂ထံး.
၁: ၁၁; to abrogate, ဝဲၣ်ကွဲၣ်,မၤထၢ်ကွဲၣ်.

Ab'o-lit'ion, *n.* တၢ်မၤဟံးဂီၤ. See ABOLISH.

A-bōm'i-na-ble, *a.* odious, သးတၢ်ဆၢ်; as, an a-
bominable thing, တၢ်သးတၢ်ဆၢ်. See ၃၆.
၇: ၂၁; an abominable custom, တၢ်သးတၢ်
ဆၢ်ဆၢ်ထီၣ်. See ၃၆. ၁၁: ၆; abomina-
ble idols,တၢ်ဂီၤထၢ်ပသးဆၢ်ဆၢ်. See ကွဲး. ၁၅: ၁.

A-bōm'i-na-bly, *adv.* သးတၢ်ဆၢ်; as, did abom-
inably, မၤတၢ်သးတၢ်ဆၢ်. See ၁၆. ၂၂: ၂၆.

A-bōm'i-nāte, *v. t.* to detest, abhor, သးတၢ်ဆၢ်
ဝဲ,သးဟ့ၣ်. See ABHOR.

A-bōm'i-nā'tion, *n.* တၢ်သးတၢ်ဆၢ်,တၢ်တၢ်ဆၢ်; as,
maketh an abomination, မၤတၢ်သးတၢ်ဆၢ်.
See ၅၆. ၂၇: ၁၅; abomination in the sight
of God, တၢ်သးတၢ်ဆၢ်ထၢ်ယုၤအခဲၣ်ညါ. See
လူ. ၁၆: ၁၅; that which worketh abomina-
tion, တၢ်မၤတၢ်ဆၢ်. See ထီၣ်. ၂၁: ၂၁.

Ab'o-rig'i-nal, *a.* original, အိၣ်ဆိကတၢ်. —, *n.*
ပုၤထၢ်ထၢ်ဆၢ်အိၣ်ဆိကတၢ်ထၢ်ကီၢ်ပုၤတၢ်.

Ab'o-rig'i-nēs, *n. pl.* ပုၤထၢ်ထၢ်,ပုၤအိၣ်ထူအိၣ်ချၢ်. ပုၤ
တၢ်ထၢ်ထၢ်ဆၢ်အိၣ်ဆိကတၢ်ထၢ်ကီၢ်ပုၤတၢ်.

A-bōr'tion, *n.* a miscarriage, ဒိဃာ်လူၤ,ဒိဃာ်လီၤ
ဝဲၣ်ကွဲၣ်; to have an abortion, ဆၢ်မၤဟံးဂီၤ
ကွဲၣ်; applied to animals, ဒိဃာ်လီၤ.

A-bōr'tive, *a.* fruitless, failing, တၢ်ဆၢ်ထီၣ်တၢ်
ထီၣ်; as, his efforts were abortive, ဆၢ်ထီၣ်
မၤတၢ်ထီၣ်ဆၢ်တၢ်ဆၢ်ထီၣ်, တၢ်ထၢ်တၢ်ထီၣ်, ဆ-
တၢ်ထီၣ်မၤန့ၣ်တၢ်ဆၢ်ထီၣ်ထီၣ်တၢ်ထီၣ်,ဆၢ်ထီၣ်မၤ
န့ၣ်တၢ်ဟံးဂီၤ.

A-bound', *v. i.* သၢ်ပုၤဝဲဆၢ်ဝဲ; as, iniquity shall
abound, တၢ်တၢ်တၢ်ထီၣ်ထီၣ်ဆၢ်ဆၢ်ထီၣ်; as, suf-
ferings abound, တၢ်နးတၢ်ဂီၢ်ပုၤထီၣ်ဝဲ. See ၂ထံး

ā,ō,i,ō,ū,ŷ, long; ä,ě,ä,ö,ä,ŷ, short; cāre, fār, lāst, fāll, whāt; thēre, vāil, thērn; pīque; dōne, fōr,

တၢ်ခဲးထေး၊ ဣၢ်တၢ်ကမၢ် ; to free from, ထွၢ်ဖွဲး ; as, to free from that law, ထွၢ်ဖွဲး ဝဲဒီးတၢ် သိၣ်တၢ်သီဒၣ်. See ခိ. ၇: ၁.

Ab-sorb', *v. t.* to imbibe, suck up, ဆူးသဝံးထီၣ်, ဣၢ် သံး, ဣၢ် သ ဝံး ; as, the earth absorbs water, ထံဣၢ်သံးနွံၣ်ဝဲဆူဟီၣ်မိၣ်ထၢ် ; cloth absorbs water, တၢ်ကံးညှာ်ဆူးသဝံးထီၣ်ကွံၣ်ထံ ; sugar absorbs moisture, ထံဣၢ်သံးနွံၣ်ဝဲထာ်ဆံသၣ်ဆာ်အ ကျါ ; to engross or engage wholly ; as, absorbed in study, အသးဆူၣ် မိၣ် မိၣ် က ထံၣ် ထာ် အတၢ်မၤလိအပူၤ, သးဆိၣ်မိၣ်ဖျၢၣ်ထာ်တၢ် မၤလိ အပူၤ ; as, absorbed in pleasure, သး ဆိၣ် ထဲ ထာ် တၢ်စုၣ်တၢ်ထၢ်ခံၣ်ဒီးနွံၣ်အပူၤ.

Ab-sorb'ent, *n.* (အေးတဖၢ်တအ့ၣ်.) တၢ်ထာ်အဆူးသဝံးထီၣ် တၢ်သ့ ; *Med.* ကသံၣ်ထာ်အဆူးသဝံးထီၣ်တၢ်သ့, မၤ ဗုထီၣ်တၢ်သ့ ; *Phys.* ဆိၣ်ဂၢ်တံၢ် (organ) ထာ်အ ဆူးသဝံးထီၣ်တၢ်တံၢ်ခံၣ်ဒီးဆွၢ်အိၣ်ဆူလိၢ်အဂၤတပူၤ.

Ab-sorp'tion, *n.* (အေးတဖၢ်ပၤရှၢၣ်.) See ABSORB.

Ab-stain', *v. t.* to avoid, refrain from, ဝေးဆွဲး, ချၢ် ; as, to abstain from fornication, ဝေးဆွဲး တၢ်မၤကမၢ်ချၢ်ကမၢ် ချါ. See ၁၁၁. ၄: ၁ ; to abstain from strong drink, ချၢ် တၢ် ဆိသံးအိ က်, ဝေးဆွဲးတၢ်ဆိသံးမိၣ်ဖျၢၣ်ဒီး.

Ab-sté'mi-ous, *a.* temperate, တမၤလုၣ်ကိတၢ်, မၤ ထၣ်ဒီးဒီး ; as, to be abstemious in eating and drinking, တဆိၣ်ထုၣ်ကိတၢ်ထုၣ်ကိတၢ်.

Ab-stérge', Ab-stérse', *v. t.* ဣၣ်မိၣ်ကွံၣ်, ဣၣ်မိၣ်ကွံၣ်.

Ab-stér'gent, *a.* See DETERGENT.

Ab'sti-nence, *n.* တၢ်ချၢ်တၢ် ; as, abstinence from food, တၢ်ချၢ် တၢ်အိၣ် ; long abstinence, တ ဆိၣ်ထဆိၣ်ထတၢ်ယံၣ်ယံၣ်. See မၤတၢ်. ၂၇: ၂၁.

Ab-tract', *v. t.* to draw off, separate, ထူးထီၣ် ဝဲတနီၤ, ထံးထီၣ်ဝဲတနီၤ.

Ab'stract, *a.* drawn away, separate, ထာ်အထၣ် တၢ်ထူးထီၣ်အိၣ် ; abstruse, အ မိ ပ ညီ တ ဖျါ ထၣ်, ထီၣ် ဝဲ ; separate, ထီၣ် ဆီ ; as, an abstract idea, တၢ်ဆိက မိၣ် ထၣ် ဃး ဒီး တၢ် တံၢ်ခံၣ်ထီၣ် ဆီ ထာ်တၢ်အဂၤထာ်အထၣ် ဃး ဒီး အိၣ် ; န် အိၣ်, ပ ဝံး ထာ် ထာ်ကိၤဝဲ, ခုၣ်ထာ်န့ၣ်အကွၢ်အဂီၤမၤအ သး န် ထၣ်, မ့ၢ်အဆံးမိၣ်ထၣ်န့ၣ်တဆိကမိၣ်ဝဲထၣ်, ဆိ က မိၣ် ထဲ အ ကိၤထီၤ. —, *n.* a synopsis, an epitome, တၢ်ထူးထီၣ် တ နီၤ ; as, an abstract of Scrip- ture, အတၢ်ထူးထီၣ်ထာ်ယံၣ်ဖီဆုံအပူၤ.

Ab-strac'tion, *n.* analysis, တၢ်ထူးထီၣ်, တၢ်နီၤဝေး ; abstraction of mind, ထးကတုၤလီၤ, န်ပစံးတၢ် အသိးသးတဆိၣ်ထာ်အတၢ်မၤလိအပူၤထၣ်, ထီၣ်ဆူအဂၤ, သးတယူၤ, န်ပစံးတၢ်အသိး, ဖျၢၣ်တဂၤမ့ၢ်မိၣ်သအူၣ်ဝဲ ဒီးအညီန့ၣ်ကတိတၢ်အသိးတကတိထၣ်ဝဲဒီးပစံးထာ် သးတယူၤလီၤ.

Ab-struse', *a.* အထီၣ်အကိ, ထာ်ပနၢ်ပၢ်ကိ, န်ပစံးတၢ်အ သိးတၢ်ကတိဂုၤဂုၤ ထံၣ်ဂုၤဂုၤ ထာ်အမိပညီတဖျါထၣ်.

Ab-struse'ness, Ab-stru'si-ty, *n.* တၢ်မိထီၣ်, တၢ်နၢ် ပၢ်ကိ. See ABSTRUSE.

Ab-súrd', *a.* not credible, preposterous, ထာ်ပ နၢ်တသ့ထၣ်, တထၣ်ထီၣ်ထၣ်ဒီးပူၤထီၣ်အတၢ်ကူၣ်, ထီၣ်ထီၣ်အသးဒီးပူၤထီၣ်အတၢ်ကူၣ်, တဆူထီၣ်ဒီးထီၣ် ထၣ်ဒီးပူၤထီၣ်အတၢ်သ့ၣ်ညါထၣ်.

Ab-súrd'i-ty, *n.* တၢ်ကတိထာ်ပတကြၢ်ဒုၣ်ထၣ်, တၢ်က တိထာ်အထီၣ်တၢ်ထာ်ပသ့ၣ်ညါ.

A-bün'dance, *n.* exuberance, plenty, တၢ်အါထဲၣ် ဆိး, တၢ်ခါခါဂီၢ်ဂီၢ်, တၢ်ထာ်တၢ်ဂွဲး : as, abun- dance of the sea, ဗိၣ်ထဲၣ်အတၢ်ဂွဲး. See ၅မိ. ၃၃: ၁၁ ; out of the abundance of the heart, န်တၢ်ဂွဲးပသးဒီးထုၣ်ကွံၣ်. See မၤ. ၁၂ : ၃၅ ; to have more abundance, ကခါထုၣ်ကိဝဲ. See မၤ. ၁၃ : ၁၂.

A-bün'dant, *a.* plenteous, ခါ, ထာ်ဂွဲး, အခါအဂီၢ် ; abundant, as, in goodness, အ ဘျူးအဖျိၣ်ခါ ; abundant mercy, တၢ်သးကညီၤခါခါကထံၣ်.

A-bün'dant-ly, *adv.* ထာ်ထာ်ဂွဲးဂွဲး, ခါခါဂီၢ်ဂီၢ် ; as in- creased abundantly, etc, ထၣ်ထီၣ်, ဖျိထီၣ်, ခါ ထီၣ်, ဆူၣ်ထီၣ်မိၣ်မိၣ်ကထံၣ်. See ၂မိ. ၁ : ၁.

A-búse', *v. t.* to misuse, သုဝဲထာ်တကြၢ်သ့ထၣ်အထီၣ် ; to ill-treat, injure, မၤအာမၤထီ, မၤနးမၤဖျိၣ်, မၤ ပှၤဂၤတတီတကြၢ် ; to revile, ကတိခါ, ကတိခါ အာ, စံးအာစံးသီ, မၤတရီတပါ. —, *n.* illuse, တၢ်မၤအာမၤထီ, တၢ်မၤတတီတကြၢ် ; reviling, တၢ် ကတိခါ, တၢ်ကတိခါ, တၢ်စံးအာစံးသီ.

A-bú'sive, *a.* insolent ; as, abusive language, တၢ်ကတိခါ, တၢ်ကတိခါချၢ်န့ၣ်ပယု. See ABUSE.

A-büt'ment, *n.* the solid part of a pier &c. တၢ် ထာ်အထၣ်ဃးဒီးတၢ်မိၣ်ခုၣ်ခါအကကျၢ်ဝဲဒီးမၤမိၣ် အိၣ်ဝဲအထီၣ်အိၣ်ဝဲ.

A-býss', *n.* တၢ်ထြီတၢ်ထြီ, တၢ်ထီၣ်ပူၤ.

Ac'a-dém'ic, *a.* (အေးတဖၢ်ခဲး) ထၣ်ဃးဒီးတၢ်မၤလိတၢ် ကူၣ်ထၣ်ကူၣ်သ့.

á, è, ì, ò, ù, ý, long; ä, é, í, ö, ü, ÿ, short; cäre, färe, lást, fáll, whät; thére, vgil, tērm; píque; dóne, fôr,

God, ငါတို့အပြစ်များအားလုံးကို နှိမ်နင်းပစ်ပယ်ပေး
 ထွားစေသော၊ ငါတို့အပြစ်ကိုနှိမ်နင်းပစ်ပယ်ပေးသော။
 Ac-cord'ing, *p. a.* agreeable, နှိုင်းယှဉ်ဖွယ်ရာ၊ ဝတ်စားဝတ်ဆင်မှု၊
 judge me according to my righteousness, နှိုင်းယှဉ်ဖွယ်ရာအတိုင်း၊ ငါတို့အပြစ်ကိုနှိမ်နင်းပစ်ပယ်ပေးသော။
 See ဓာ. ၇: ၁; he doeth according to his will, ဖခင်၏အမိန့်အတိုင်း။ See ဝေ. ၄: ၃.
 Ac-cord'ing-ly, *adv.* agreeably, နှိုင်းယှဉ်ဖွယ်ရာ၊ ဝတ်စားဝတ်ဆင်မှု၊
 နှိုင်းယှဉ်ဖွယ်ရာ၊ ဝတ်စားဝတ်ဆင်မှု။
 Ac-cord'i-on, *n.* (အကောရဒ်) နှိုင်းယှဉ်မှု။
 Ac-cout', *v. t.* to speak to, address, အထိမ်းအမှတ်ပြု၊
 အထိမ်းအမှတ်ပြု၊ အထိမ်းအမှတ်ပြု။
 Ac-couche'ment (a-koosh'mong), *n.* *f. n.* တာဝန်
 ထမ်းဆောင်သူ၊ တာဝန်ထမ်းဆောင်သူ၊ တာဝန်ထမ်းဆောင်သူ။
 Ac-couch'etr, *n.* a man midwife, ဂှိုင်းဆိုင်ရာ၊
 ဂှိုင်းဆိုင်ရာ၊ ဂှိုင်းဆိုင်ရာ။
 Ac-count', *n.* a reckoning, တာဝန်ထမ်းဆောင်မှု၊
 a register of charges, စာရင်း၊ တာဝန်ထမ်းဆောင်မှု၊
 behalf, အကျိုး၊ အကျိုး၊ အကျိုး; as, he died on
 account of our sin, ငါတို့အပြစ်ကြောင့်၊ ငါတို့အပြစ်ကြောင့်၊
 အကျိုး; I give money on account of my son, ငါ့သားအတွက်၊
 ငါ့သားအတွက်၊ ငါ့သားအတွက်; a narrative, a
 recital, တာဝန်ထမ်းဆောင်မှု၊ တာဝန်ထမ်းဆောင်မှု; as, he gave an
 account of his journey, ငါ့ခရီးစဉ်အကြောင်း၊ ငါ့ခရီးစဉ်အကြောင်း၊
 ငါ့ခရီးစဉ်အကြောင်း; reason, အချက်၊ အချက်။ See ဝေ. ၃၃:
 ၁၃; as, must give account of himself to
 God, ငါတို့အပြစ်ကိုနှိမ်နင်းပစ်ပယ်ပေးသော၊ ငါတို့အပြစ်ကိုနှိမ်နင်းပစ်ပယ်ပေးသော။
 See မိ. ၁၄: ၁၁. —, *v. t.* to regard, deem,
 ဖတ်ရှု၊ ဖတ်ရှု၊ ဖတ်ရှု; as, accounted as sheep, ဖတ်
 ကျားအဖြစ်အဖြစ်အဖြစ်။ See မိ. ၈: ၃၃; so account of
 us, etc, ဖတ်ရှု၊ ဖတ်ရှု၊ ဖတ်ရှု။ See ဝေ. ၄: ၁;
 do you account me a dog, နှိုင်းယှဉ်ဖွယ်ရာ၊
 နှိုင်းယှဉ်ဖွယ်ရာ၊ နှိုင်းယှဉ်ဖွယ်ရာ; to render a reason,
 နှိုင်းယှဉ်ဖွယ်ရာ၊ နှိုင်းယှဉ်ဖွယ်ရာ။
 Ac-count'a-ble, *a.* responsible, ကြီးတော်တော်ထံ
 ကျင့်သိမ်းမှု; as, man is accountable to God,
 ဂုဏ်ရှိန်ကြီးတော်တော်ထံကျင့်သိမ်းမှု။
 Ac-count'ing, *p. pr.* ကြီးတော်ထံ; as, accounting
 that God was able, ကြီးတော်ထံကျင့်သိမ်းမှု၊
 ထိုကဲ့သို့၊ ထိုကဲ့သို့၊ ထိုကဲ့သို့။ See ဝေ. ၁၁: ၁၆.
 Ac-count'a-ble-ly, *n.* တာဝန်ထမ်းဆောင်မှု၊
 Ac-count'ant, *n.* ဂုဏ်ရှိန်ကြီးတော်ထံကျင့်သိမ်းမှု၊
 Ac-cou'ter, Ac-cou'tre (ak-koot'er), *v. t.* to

equip, ကလေးတို့အတွက်အားလုံးကို၊ ကလေးတို့
 အားလုံးကို၊ ကလေးတို့အားလုံးကို။
 Ac-cout're-ments, *n.* a soldier's implements, eq-
 uipage, တာဝန်ထမ်းဆောင်သူ၏အရာများ၊
 Ac-cred'it, *v. t.* ဂုဏ်ယူထားသည်၊ ဂုဏ်ယူထားသည်၊
 အသုံး; to trust, နှိုင်းယှဉ်ဖွယ်ရာ၊ ဝတ်စားဝတ်ဆင်မှု။
 Ac-cre'tion, *n.* (အကြီးကြီး) တာဝန်ထမ်းဆောင်သူ
 မြီးထီးထီး၊ တာဝန်ထမ်းဆောင်သူ။
 Ac-cru'e', *v. t.* ကလေးတို့၊ ကလေးတို့၊ နှိုင်းယှဉ်ဖွယ်ရာ; as,
 profit accrued by trading, ဂုဏ်ရှိန်ကြီးတော်ထံ
 ကြီးတော်ထံကျင့်သိမ်းမှု; loss accrues by neg-
 lect of business, ဂုဏ်ရှိန်ကြီးတော်ထံကျင့်သိမ်းမှု
 ကြီးတော်ထံကျင့်သိမ်းမှု; evil will accrue to the
 wicked, တာဝန်ထမ်းဆောင်သူ၏အရာများ၊
 Ac-cu'mu-lite, *v. t.* to collect, ဝတ်စားဝတ်ဆင်မှု၊
 ကြီးတော်ထံကျင့်သိမ်းမှု; as, the man accumu-
 lated money and became rich, ဂုဏ်ရှိန်ကြီးတော်ထံ
 ကြီးတော်ထံကျင့်သိမ်းမှု၊ ဂုဏ်ရှိန်ကြီးတော်ထံကျင့်သိမ်းမှု။ —, *v. t.* ကလေးတို့;
 as, his debt accumulated till he became
 a slave, ဂုဏ်ရှိန်ကြီးတော်ထံကျင့်သိမ်းမှု၊
 Ac-cu'mu-la'tion, *n.* တာဝန်ထမ်းဆောင်မှု၊
 Ac-cu-ra-cy, *n.* တာဝန်ထမ်းဆောင်မှု၊
 Ac-cu-rate, *a.* correct, exact, လုံးဝမှန်၊ တာဝန်ထမ်းဆောင်မှု။
 Ac-cu-rate-ly, *adv.* လုံးဝမှန်၊ တာဝန်ထမ်းဆောင်မှု; as,
 to do accurately, ဖတ်ရှု၊ ဖတ်ရှု၊ ဖတ်ရှု; as, မှန်မှန်
 နှိုင်းယှဉ်ဖွယ်ရာ; to look accurately, ကြီးတော်ထံကျင့်သိမ်းမှု။
 Ac-curse', *v. t.* to condemn, doom, ဆိုက်ဒါ၊ ဆိုက်ဒါ
 ဝေအိန်ထီ၊ ဆိုက်ဒါ။
 Ac-curs'ed, *p. p.* ထိုဆိုက်ဒါ။ See ဝေ. ၁၂: ၃;
 as, let him be accursed, ခံစားထိုဆိုက်ဒါ
 ကျား။ See ဝေ. ၁: ၁. —, *a.* ထိုဆိုက်ဒါ
 ဝေ။ See ဝေ. ၇: ၁.
 Ac-cu-sa'tion, *n.* censure, charge, တာဝန်ထမ်းဆောင်မှု၊
 တာဝန်ထမ်းဆောင်မှု၊ (in writing) တာဝန်ထမ်းဆောင်မှု၊
 Ac-cu-se', *v. t.* to blame, ဖတ်ရှု၊ ဖတ်ရှု; to inform
 against, ဆိုက်ဒါ; to charge in law, arraign,
 ကလေးတော်ထံကျင့်သိမ်းမှု။
 Ac-cu-s'er, *n.* ဂုဏ်ရှိန်ကြီးတော်ထံကျင့်သိမ်းမှု။ See ဝေ. ၈: ၁၀.
 Ac-cus'tom, *v. t.* to habituate, ဖတ်ရှု၊ ဖတ်ရှု; as, ac-
 customed to do evil, ဖတ်ရှု၊ ဖတ်ရှု။ See ဝေ.
 ၁၃: ၂၃, ကြီးတော်ထံ။
 Ac-erb'i-ty, *n.* rough, sour taste, တာဝန်ထမ်းဆောင်မှု;
 harshness of temper, ဝေအိန်ထီ၊ ဝေအိန်ထီ။

ā, ā, ī, ē, ē, long; ā, ā, ī, ē, ū, ū, short; cāre, fār, hāst, fhāt; thēre, veīl, tērm; pīque; dōne, fōr,

Ad-vér'tise-ment, n. the making known, တၢ်ဒုး
 သ့ၣ်ညါတၢ်တထံၣ်; a public notification,
 ထံၣ်ဒုးဟူထီၣ်သါလီၤတၢ်အကမိၣ်,တၢ်ပရၢပစၢ်.
Ad-viçe', n. counsel, တၢ်ဟ့ၣ်တၢ်က့ၣ်,တၢ်သိၣ်လိသီလိ.
Ad-viçe', v. t. to give counsel, တ့ၣ်တၢ်က့ၣ်,ဟ့ၣ်တၢ်
 ဆိကမိၣ်, သိၣ်လိန့ၣ်လိ; to inform, ဒုး န့ၣ်ဟူ,
 ဘိးတၢ်သ့ၣ်ညါ,ထဲတၢ်; to consult with, as, to
 advise with the teacher, က့ၣ်ဆုၣ်ဒိးသရၣ်.
Ad-vis'ed-ly, adv. designedly, ထၢ်ဆးဒိးတၢ်မၤထၢ
 တၢ်က့ၣ်ထီၣ်ဒးသီၤ, န်ပစံးတၢ်အသိး, ပတမၤတၢ်နါမိၤ
 တၢ်,မၤထၢတၢ်က့ၣ်ဒ်ခံၤဒ်ခါဒ်ခါ.
Ad'vo-câte, v. t. to plead for, defend, ကတိၤစၢၤ,
 ကတိၤပုၤဖျးစၢၤ,သက့ၢ်ကညးန့ၢ်ပုၤဂၤစၢၤ,ကတိၤန့ၢ်
 ဝဲတၢ်ထၢပုၤစၢၤ.
Ad'vo-cate, n. a pleader, ပုၤထၢအကတိၤန့ၢ်ဝဲတၢ်
 ထၢပုၤဂၤစၢၤ; a lawyer, ပုၤသ့ထံၣ်တၢ်သိၣ်. See
 ဝေ. ၂၂:၃၅. ပုၤသ့တၢ်ခံၣ်ညါၣ်ကိၢ်အဒိအထဲၣ်,ရှၢးန့ၣ်*.
Ädz, Ädze, n. ကွါထဲ.
Æ'gis (é'jis), n. a kind of shield, သဆိး,ကတိၤ.
Æ'ër-âte, v. t. ဒုးတၢ်အိၤထၢအဲအၢ် (ကထံၤ).
Æ-ö'li-an, a. (ထံၤအိၤထၢအဲအၢ်) တၢ်ဆးဒိးကထံၤ; as, an
 Æolian harp, တနီၤထၢအသိၣ်ခဲတၢ်ထၢကထံၤ
 အူတၢ်အပျံၤစၢၤ.
Ä-ë'ri-al, a. (အ့ၤအံၤရအ့ၤ) belonging to the air,
 တၢ်ဆးဒိးကထံၤ; high, lofty, တၢ်ဆးဒိးတၢ်ဖးဖိ,
 တၢ်ဆးဒိးမူကမိၣ်လိ.
Ä'er-i-förm, a. တၢ်လီၤဂၢ်အဲအၢ်,တၢ်လီၤဂၢ်ကထံၤ.
Ä'er-o-lite, n. ထၢၢ်ထၢအလီၤထဲၣ်ထဲထၢတၢ်ဖးဖိ.
Ä'er-ö'l'o-gy, n. (အ့ၤအံၤရအ့ၤ) တၢ်က့ၣ်တၢ်ဆးထၢအ
 ဒုးသ့ၣ်ညါပုၤထၢအဲအၢ် (ကထံၤ)အ့ၣ်အကျိၤတဖၣ်.
Ä'er-ö'm'e-ter, n. (အ့ၤအံၤရအ့ၤ) ထံၣ်စၢၤ (in
 strument,)တံၢ်ထၢပထီၣ်ပထီၣ်အဲအၢ်.
Ä'er-ö'm'e-try, n. (အ့ၤအံၤရအ့ၤ) တၢ်က့ၣ်တၢ်ဆး
 တကလုၣ်ထၢပထီၣ်ပထီၣ်အဲအၢ်သ့.
Ä'er-o-naut', n. a balloonist, ပုၤထၢအဒိးကထံၤဂေ
 (balloon) ဒိးထဲၣ်ထဲထၢကထံၤကျိၤ,န်ပစံးတၢ်အသိး
 သဲတၢ်ထၢပုၤစၢၤ.
Æs-thét'ic, Æs-thét'ic-al, a. See AESTHETICS.
Æs-thét'ics, n. the science of beauty, ဝဲအ့ၢ်တၢ်
 ဆးဒိးတၢ်အဆဲးထၢအဲအၢ်ထၢပုၤထၢအဲအၢ်,ထၢ
 ပုၤတဲၣ်ထဲထၢပုၤစၢၤ,ထၢပုၤကွဲးဝဲပုၤစၢၤ.
A-fär', adv. from afar, ထၢအထံၤ,ထံၤထံၤ; afar
 off, အိၣ်ထၢအထံၤ,အိၣ်စီၤစ့ၤဒးထံၤ.

Ä'fa-bil'i-ty, n. pleasant manners, courteous-
 ness, တၢ်မၤအသးကယုကယဲး, တပၣ်ထီၣ်ထီအသး
 တၢ်ဒိးတူၢ်လိၣ်ပုၤဒိးဒုလိၣ်အသးဒိးအိၤ မုၢ်မုၢ်ခုၢ်ခုၢ်.
 See AFFABLE.
Ä'fa-ble, a. mild, complaisant, အိၣ်ဒိးသ့ၣ်စ့ၤသး
 နွဲးဒိးကတိၤမုၢ်ပုၤ,တပၣ်ထီၣ်ထီအသးတၢ်,ပၣ်အသး
 သ့,ကတိၤတၢ်သ့; courteous, civil, အိၣ်ဒိးလိ
 ဝုး*, အိၣ်ဒိးတၢ်ကယုကယဲး.
Af-fäir', n. အမူးအရၢ, အ့ၣ်အပိၣ်,အ့ၣ်အကျိၤ,တၢ်မူး.
Af-féct', v. t. to act upon, ဒုးမၤ,တၢ်,တၢ်ဒိး,တၢ်ဆဲး;
 as, her grief affected him greatly, အတၢ်ဒိၣ်
 န့ၣ်တၢ်ဒိးတၢ်ဆဲးအသးဒုးမး; what affects you
 that you laugh? မုၢ်မုၢ်ထၢန့ၢ်ဒုးဒုးန့ၢ်ထီၣ်ထဲၣ်;
 to pretend, ပၣ်မၤအသး; to affect riches,
 ပၣ်မၤအသးပုၤထူးတိၤအသိး.
Ä'fec-tät'ion, n. false pretense, mere show,
 တၢ်ပၣ်မၤအသး, တၢ်ပုၤတထၢထီၣ်အသးထၢ အတမ့ၢ်
 တၢ်အလ့ၢ်အထံၣ်ခဲတၢ်.
Af-féct'ed, a. not natural, See AFFECTATION.
Af-féc'tion, n. love, fondness, တၢ်အဲၣ်,တၢ်အဲၣ်
 တၢ်ကွဲး,တၢ်သးအိၣ်,တၢ်တၢ်အသး; to have affec-
 tion, for, အဲၣ်အိၤ,အဲၣ်အိၤကွဲးအိၤ,သးအိၣ်အိၤ.
Af-féc'tion-ate, a. attached, loving, ထၢအအိၣ်
 ဒိးတၢ်အဲၣ်တၢ်ကွဲး.
Af-fi'ançe, n. the marriage promise, တၢ်အဲၣ်တီ,
 တၢ်ပၣ်တၢ်ပနီၣ်; trust, တၢ်စ့ၢ်တၢ်န့ၣ်. —, v. t.
 to make a marriage contract, betroth,
 အဲၣ်တီ; to give a marriage pledge, ပၣ်တၢ်
 ပနီၣ်.
Af-fi'an-çer, n. a deputy in love matters, ဝဲလိၤ.
Ä'fi-dä'vit, n. a deposition, တၢ်ကွဲးထၢပုၤအုၣ်ဒိၣ်
 အသးထၢအပုၤထၢတၢ်တံၢ်ထဲၣ်အ့ၣ်,ထံၣ်သဲးသံၣ်*.
Af-fil'i-äte, v. t. to associate, တူၢ်လိၣ်,ဒုလိၣ်; to
 adopt, as a son, ပၣ်ထီၣ်ထၢဒိးအလီၤ.
Af-fil'i-ät'ion, n. adoption. See AFFILIATE.
Af-fin'i-ty, n. agreement, conformity, တၢ်တၢ်
 ထီၣ်အသး,တၢ်လီၤပထီၣ်အသး; relationship by
 marriage, ဒိးဒုးဒိးထံၣ်လိၣ်အသးထၢ တၢ်တုတၢ်မူ
 အဆိ.
Af-firm', v. t. to assert, declare, ထဲ,ဆဲး,ခဲး; to
 confirm, declare, as under oath, ပၣ်ဂၢ်ပၣ်
 ကျၢၤ,အၢ်လီၤ,ခဲးသ့ၣ်တၢ်,ဆိၣ်လီၤအသး.
Ä'fir-mät'ion, n. a declaration. See AFFIRM.

ä,e,i,ö,ü,ÿ, long; ä,ë,ï,ö,ü,ÿ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; dōne, fōr,

Af-firm'a-tive, *n.* (အခါမတင်) an affirmation, တာ်ခါင်လီၤအိၤလီၤ, တာ်ခါင်တုၤထီၤ, မ့ၤ. —, *a.* maintaining, affirming, သးအခါခါ်တာ်ခါင်လီၤ; as, an affirmative vote, တာ်ခါင်လီၤအတၢ်ပုၤနီၤ.

Af-fix', *v. t.* to attach, subjoin, မၤစဲၤဘူး, ကျးစာ်, ဒုၤစဲၤဘူးဝဲထာ် တာ်အမိၤဒါ်, မၤထီၤထီၤ, ထိၤထီၤထီၤအိၤ.

Affix, *n.* a suffix, တာ်အိၤခါ်စဲၤဘူးဝဲထာ် တာ်အမိၤဒါ်, တာ်အိၤခါ်ဝဲထာ်တာ်အမိၤဒါ်, တာ်ထီၤထီၤ.

Af-fla'tion, *n.* a breathing on, တာ်သါထာ်တာ်အလီၤ.

Af-fla'tus, *n.* တာ်သါတဘိ, တာ်အူတဘိ.

Af-flict', *v. t.* to distress, pain, hurt, မၤဖျိၣ်မၤယာ်, မၤကိၣ်မၤဂီၤ, မၤအာ်မၤနး, ဒုၤဖျိၣ်ဒုၤယာ်.

Af-flic'tion, *n.* calamity, sorrow, တာ်နးတာ်ဖျိၣ်, တာ်အူးတာ်ခါ, တာ်တတားတနီၤ, တာ်ဘၣ်ဟီၣ်တာ်ဘၣ်ယၢၤ, တာ်ဘၣ်မိၣ်တာ်ဘၣ်မး, တာ်သ့ၣ်အူးတာ်သးအူး.

Afflu-ence, *n.* abundance, wealth, တာ်ထူးတာ်တီၤ, တာ်အိၣ်ကူးအိၣ်ပွဲၤ, တာ်စုၤလီၢ်ခိၣ်ခိၣ်ခါ.

Afflu-ent, *a.* wealthy, prosperous, ထူးတီၤဝဲ, အိၣ်ထာ်အိၣ်ပွဲၤ, အိၣ်ဘိၣ်အိၣ်ညိ.

Afflux, *n.* a flowing to, တာ်ယွၢ်ဝဲအူအလီၢ်တပူၤပူၤ; as, an afflux of blood to the head, တာ်လၢပသ့ၣ်န့ၣ်အူထီၣ်ဝဲအူပမိၣ်န့ၣ်ပူၤ.

Af-ford', *v. t.* to produce, give, တုၣ်တၢ်; as, grapes afford wine, စပံးသၣ်တုၣ်လီၤစပံးထံ; the sea affords abundance of fish, ဒိၣ်ထဲၣ်တုၣ်ညၣ်ထာ်ပုၤခါခါဂီၢ်ဂီၢ်; to afford help, မၤစၢၤ; to afford to give, တုၣ်သ့; to afford opportunity, တုၣ်အဆၢၤဂ့ၤအကတီၢ်တၣ်; to afford relief to pain, မၤကိၣ်ညၢ်, မၤစၢ်လီၤဝဲ.

Af-fran'chise, *v. t.* to make free, enfranchise, မၤထုၣ်ဖွဲၤထီၣ်က့ၤဝဲထာ်က့ၤအလီၢ်, ဒုၤအိၣ်သဘျ.

Af-fran'chise-ment, *n.* တာ်ဒုၤအိၣ်သဘျ, တာ်မၤထုၣ်ဖွဲၤထာ်က့ၤအလီၢ်. See AFFRANCHISE.

Af-fray', *n.* a quarrel, a fight, တာ်အုၣ်လိၣ်ဆိးက့ၤနးနး, တာ်ထီၣ်အုၣ်ထီၣ်လိၣ်ဆိး, တာ်တီၢ်လိၣ်ဆိး, တာ်ဒုၤလိၣ်ဆိး, တာ်တၢၢ်ထီၣ်တၢၢ်လီၤ.

Af-fright, *v. t.* to frighten, မၤပျံၤ, မၤပျံၤမၤဖူး. —, *n.* terror, တာ်ဘၣ်ပျံၤထၣ်ဖူး, တာ်သ့ၣ်ပျံၤသးဖူး.

Af-front', *v. t.* to offend, ကတီၢ်ဒိၣ်ထီၣ်ပုၤသး, ကတီၢ်ဆါပုၤသး, မၤဒိၣ်ထီၣ်ပုၤသး; to insult, abuse, ကတီၢ်မဲၣ်ဆွဲၤပုၤဂၤ, မၤတမိၣ်တပုၤဂၤ, စံးသိးကိၣ်မံၤပုၤဂၤ. —, *n.* See AFFRONT, *v. t.*

Af-fuse', *v. t.* လူၤလီၤဂံၢ်လီၤ, ဖွံထာ်ထံ.

Af-fu'sion, *n.* တာ်လူၤလီၤ, တာ်ဂံၢ်လီၤ, တာ်ဖွံထာ်ထံ.

Afghan, *n.* Geog. Afghanistan အထံဖိကီၢ်ဖိ; a kind of carriage blanket, သးကသးတဘျၢ်, သးပုၤလူၤအိၤထာ်ထုၣ်ကတၢ်ပုၤတကတၢ်.

A-fire', *adv.* on fire, မ့ၣ်အူအိၣ်တာ်.

A-float', *adv.* floating, အိၣ်ထီၣ်ဖိ, အိၣ်ခိၣ်ထီၣ်, အိၣ်ထီၣ်ထီၣ်; unfixed, တဂၢ်တကျၢ်ထၣ်.

A-foot', *adv.* on foot, ထဲထာ်ခိၣ်; being planned; as, a design is on foot, တာ်ကၢ်ကိၣ်အိၣ်ထီၣ်, တာ်ကၢ်ကိၣ်စးထီၣ်ထံ.

A-före', *adv.* in front of, ထာ်အမဲၣ်ညါ; as, go afore, ထဲထာ်အမဲၣ်ညါ; used to form compounds; as, beforehand, ဟံ, ဟံစၢၤ; afore-said, aforenamed, ထာ်ယံးတုၢ်အဝံၣ်ထာ်အဖိခိၣ်, ထာ်ယံးပံၣ်တုၢ်ထံ; aforesaid, အဆၢၤအကတီၢ်ထာ်အပူၤကွံၣ်တုၢ်ဝဲ, ထာ်ပုၤထာ်ကတၢၤ, ထာ်မကိၣ်. —, *prep.* before. See BEFORE.

A-fraid', *a.* fearful, timorous, အိၣ်ဒိးသ့ၣ်ပွဲၤသးဖူး; anxious, တၣ်ထီၣ်တၣ်ဘျီ, အိၣ်ဒိးတၢ်တၣ်ထီၣ်တၣ်ဘျီ, အိၣ်ဒိးတၢ်တၣ်မိၣ်တာ်ဘၣ်မး.

A-frësh', *adv.* anew, အထီ; again, ကဒိး.

Afric-an, *n.* a native of Africa, ပုၤအံၣ်မြကၢၤဖိ.

A-front', *adv.* in front, ထာ်ညါ, အိၣ်ထာ်အမဲၣ်ညါ; to be afront of each other, အိၣ်သထီၤလီၤလိၣ်ဆိး, အမဲၣ်အိၣ်သဂၢ်လိၣ်ဆိး, အိၣ်ဆၢၣ်မဲၣ်.

Aft, *adv.* or *a.* after, behind, ထာ်ခံ, အခံ; as, to be aft, အိၣ်ထာ်ခံ; to go aft, ထဲထာ်(ကဘိ)ခံ; fore and aft, ထာ်အိၣ်ပၢ်ထာ်အခံ.

Aft'er, *adv.* *a.* or *prep.* behind, ထာ်ခံ; as, to come after, ထဲထာ်ခံ; later, ထာ်န့ၣ်အလီၢ်ခံ, ထာ်ခံထာ်ထံ; to follow after, ထာ်ဖိၣ်အခံ; after all, ထာ်ခံကတၢ်.

Aft'er-a-ges, *n.* အမိၤအဆၢၣ်ထာ်ညါ.

Aft'er-birth, *n.* တံၣ်လီၢ်, ဖိသၣ်အတံၣ်လီၢ်.

Aft'er-life, *n.* later in life, ထာ်ခံက့ၤတမိၤဒါ်အိၣ်အိၣ်; the life to come, ခဲကိၣ်တဆၢၣ်.

Aft'er-noon', *n.* ခုၢ်ပုၤလီၤ, ခုၢ်ထုၣ်ပုၤလီၤ, ခုၢ်ခိၣ်တရံး; the middle of the afternoon, ခုၢ်ပုၤလီၤဖးဖိ; past the middle of the afternoon, ခုၢ်ပုၤလီၤဖးဖိက့ၣ်.

Aft'er-pains, *n. pl.* တာ်သ့ၣ်ခါ, တာ်ဆိးကဲးထာ်အထၣ်စးဒိးဖိၣ်ခုၢ်အိၣ်ဖျိၣ်အမိၤဝဲအလီၢ်ခံ.

Aft'er-stäte, *n.* after-life, ထာ်ခံတဆၢၣ်, ခဲကိၣ်တဆၢၣ်.

dg, wɔlf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

- **Äft'er-ward, Äft'er-wards, adv.** subsequently, လာနုန်ဆင်္ဂါခံ, ထာခံကု၊ တု၊ နု၊ တစု။ See မေ. ၅၃၂၄။
- **A-gain' (a-gën'), adv.** once more, ကမီး, မကမီးတစု; as, he went again, ထဲကမီးဝဲ; again and again, often, တဘျီတဘျီ, တလိင်လိင်တလိင်လိင်။
- **A-against', prep.** to speak against, ကတိလိဒါ; to hit against, တပ်ဒိတပ်ထံး; to lean against, သနုလီလော, ပါးဆင်ဆဲးထော; to be opposite, facing, အိန်သမီလိင်ဝဲ; in preparation for, တုထော။ See ၂၅၂၀။ ၆၃ ၁၁။
- **A-gäpe', adv.** gaping, အိန်အိတချိန်; as with wonder, အိန်ကမကမန။
- **Äg'ate, n.** လာဂုတကလုင်, မဟူထာကိန်ဃု။
- **Äge, n.** the measure of life, သးဆကကအမိး, သးကာ, အမိ, ဆသးတမိ; maturity; as, to be of age, ဒိန်တုန်ဒိန်ပွဲ, ပှ်ထီန်ဝဲ; old age, ဆသးပှ်, ဆသ့ကုဆသးပှ်; as, in time of old age, တုပသ့ကုပသးပှ်; a particular period of time, အမိ, အမိအဆပ်; of the same age, contemporary, အမိတမိအဆိ; of equal age, သးတကျဲလိင်ဆသး။
- **Ä'ged, a.** having a certain age, as, aged 20 years, သးအိန်အနိန် ၂၀, သးပွဲထီန်အနိန် ၂၀; old, ထာဆသးပှ်တုထံ, သးပှ်သဆဲးတုထံ, ဆသ့ကုဆသးပှ်ထံ။
- **Ä'gen'cy, n.** means or power of acting upon, instrumentality, ဆတုမေ, ဆတုမေစာ; as, through the divine agency, ထာထွေမေတုအဆိ, ထာထွေမေစာတုအဆိ။
- **Ä'gent, n.** an actor, a doer, ပှ်ထာဆမေတု, ပှ်ထာဆဒုမေတု; a deputy, a factor, ပှ်ထာဆမေတုထာ ပှ်ထာဂဒုန်အလိင်, ပှ်ထာခါဒုန်, ပှ်ထာဆမေတုထာပှ်ထာဂဒုန်။
- **Ag-glöm'er-äte, v. t.** မေဇျာန်သထာန်, မေကုလု, မေကဲထီန်တုဆုအကိင်လိင်။ —, *v. i.* See AGGLOMERATE, *v. t.*
- **Ag-glü'ti-nant, a.** adhesive, ထာဆဒုဆဲးတုတု။ —, *n.* တုဆဲးတု။ See AGGLUTINATE.
- **Ag-glü'ti-näte, v. t.** မေဆဲးထာတုဆဲးတုတုထံ။
- **Ag'gran-dize, v. t.** to augment, increase, မေအါထီန်, မေဒိန်ထီန်; to exalt, မေထာကမိ, မေကမ္ဘိကမ္ဘိ, မေထီန်ဝဲ, ပှ်ဒိန်ပှ်ထီ။ —, *v. i.* အါထီန်ဒိန်ထီန်။
- **Ag-grän'dize-ment, n.** See AGGRANDIZE.

- **Äg'gra-väte, v. t.** to make worse, မေဆဲးထီန်, မေဆာထီန်, မေကဲထီန်, မေဒိန်ထီန် တုထာဆကဲတမံမံ; to irritate, tease, မေဆဲးထာဆဲးထီန်ထီန်ထီန်ထီန်။
- **Äg'gra-vä'tion, n.** See AGGRAVATE.
- **Äg'gra-vä'ting, p. a.** irritating. See AGGRAVATE.
- **Äg'gre-gäte, v. t.** to collect in a mass, ထာဒိန်, ပှ်ဒိန်, ဒုးဒိန်ဒိန်, ဂိဒိန်, ပှ်ဆုင်, ဒုးဒိန်ဆုင်, ပှ်ဆုင်။ —, *n.* တုပှ်ဒိန်, တုပှ်ဒိန်ဝဲထာ။
- **Äg'gre-gä'tion, n.** See AGGREGATE, *n.*
- **Ag-grëss', v. t.** to assault first, ဆုတုဆုင်လိင်, ဆုတုသးထီန်, ပှ်ပမံးတုဆဲးထီန်, စးထီန်ဆိတုတမံမံထာဆကဲထီန်တုဆုင်လိင်။
- **Ag-grëss'ing, p. a.** See AGGRESSIVE.
- **Ag-grëss'ion, n.** တုထာဆဒုဆဲးထီန်တုဆုင်လိင်။
- **Ag-grëss'ive, a.** making the first attack, တုပှ်ဆဲးဒိတုမေကဲထီန်ဆိတုဆုင်လိင်မိးကု။
- **Ag-grëss'or, n.** an assaulter, an invader, ပှ်ထာဆဒုဆဲးထီန်ဆိတုဆုင်လိင်မိးကုတဂ။
- **Ag-griëv'ance, n.** တုထာပသးကိင်ထီန်ထာဆဆိ။
- **Ag-griëve', v. t.** to afflict, grieve, မေကိင်ပှ်ထာဆသး, မေဆိပှ်ထာဆသး, မေဆဲးပှ်ထာဆသး။
- **Ag-group', v. t.** to group, ဒုးဒိန်ဒိန်တစုတစု, ဒုးဒိန်ဒိန်တကရ၊ တကရ။
- **A-ghäst', a. or adv.** amazed, အိန်ကမကမန, သးကတုထာထီ, အိန်ပှ်အိန်ဒုးဒုးကထဲ, ဆဆုင်သထီထီန်။
- **Äg'ile, n.** active, nimble, ဖှ်, ဆူ, ဖှ်။
- **Ä-gil'i-ty, n.** activity. See AGILE.
- **Äg'i-täte, v. t.** to shake, disturb, မေဟူးမေဝဲ, မေဝဲဆဲးဆိးဒိကထာမေဒိန်ထီန်ထီန်ထီန်, ထီန်ဝဲ; to discuss a subject, သံကွင်သံဒိတု, ဝှ်လိင်ဘျီလိင်တု; to disturb the mind, မေထုန်ဒိန်ထီန်မေပှ်သး, မေထုန်ထီန်ပှ်သး, ထီန်ဝဲပှ်သး, မေဟူးဝဲပှ်သး။
- **Äg'i-tä'tion, n.** disturbance, emotion, တုဟူးတုဝဲ, တုသ့ကုဒိန်သးဝဲ, တုတုထီန်တုထီ။ See AGITATE.
- **Äg'i-tä'tor, n.** ပှ်ထာဆမေဟူးမေဝဲတု, ပှ်ထာဆဒုဒိန်ထီန်တုဝှ်လိင်ဘျီလိင်, ထာဆဒုဒိန်ထီန်တုထီထီန်တုထီ။ See AGITATE.
- **A-gö', adv.** long ago, ဆဲးဆဲးတု, ပှ်တု, ကထီကထီ; some time ago, ထာမေကိင်, မိကိင်; I came a little while ago, ယထဲတုမိကိင်မိ။
- **A-gög', a. or adv.** excited, ထာဆသးဝဲဝဲ။

ä, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, läst, fall, what; thäre, veil, tärn; pique; döne, för,

A-gō'ing, *a. or adv.* in motion, ထပ်စားစီးတက်ဟူးတက်
 ၎း; as, set the mill agoing, ဒူးဟူးဒူးဝဲထိုင်စဲး.
Äg'o-nize, *v. i.* to suffer extreme anguish, သူပ်
 ဆူးသားဆူးနူးကထဲင်, သူပ်ကိ်သားဂီၤ ဆါဆါကထဲင်.
 —, *v. t.* ဒူးသူပ်ဆူးသားဆူးနူးကထဲင်, ဒူးဆါ
 ပှါနူးမး.
Äg'o-ny, *n.* anguish, torture. See AGONIZE.
A-grä'ri-an, *a.* ထပ်စားစီးတက်နီၤမးခံင်ဖိၤပွဲၤဖိၤ, ဒူးဖိၤသံင်
 ဖိၤနီၤသီးသီး. —, *n.* ပှါထပ်ဆူးသားလၢခံင်ဖိၤပွဲၤဖိၤ
 ထပ်တက်နီၤမးနီၤဖိၤနီၤသီးသီး.
A-gree', *v. i.* to be of one mind, concur, အိပ်စီး
 ဆူးသားတဖျၢင်ဆီ, ဆူးသားခိၤသီးလိပ်ဆူးသား, ဆၢင်လီၤဖိၤ
 လီၤလိပ် ဆူးသားတမံၤဆီ; to be in concord,
 harmonize, အိပ်ဆူလိပ်ဖိၤလိပ်, ဆူးသားလီၤပလိပ်
 ဆူင်, ဆူဖိၤဝဲ, တပ်လိပ်ဖိၤလိပ်ဆူးသား; to agree to,
 assent to, ယှဉ်ဆူး, ဆၢင်လီၤဝဲ; to suit, တပ်
 လိပ်, ထပ်လိပ်ဖိၤဒူး; to resemble, လီၤဂၢင်, ခိၤသီး.
A-gree'a-ble, *a.* adapted, suitable, ဩၤ, ထပ်,
 ထပ်လိပ်ဖိၤဒူး; pleasant, grateful, ခုင်, ခုင်သား,
 ထပ်သား, လၢပဆဲင်ဖိၤ, ခုင်ခုင်ခုင်ခုင်.
A-gree'ment, *n.* conformity, assent, တပ်ခိၤသီး, တပ်
 လီၤဂၢင်, တပ်လီၤပလိပ်, တပ်ဆၢင်လီၤ. See AGREE.
Äg'ri-cult'üre, *n.* husbandry, tillage, တပ်ထူခံင်
 လိပ်ပွဲၤ, တပ်မးဒူးမးသံင်, တပ်မးခံင်, တပ်မးဒူး.
A-ground', *adv.* on the ground, as a ship, အိပ်
 တုင်ထီပ်, တိပ်ထီပ်, တပ်ခိ.
Ä'güe, *n.* a chill, chilliness, တပ်ညှပ်ဂီၢ်ကနီၤ; in-
 termittent fever, တပ်ညှပ်ဂီၢ်ကွၢ်.
Ä'gu-ish, *a.* ကကံ, မးသားခိၤတပ်ညှပ်ဂီၢ်ထီပ်ဆူးသီး.
Äh, *int.* ဆပ်တါ, တပ်ဆံၤတဒု, ဆပ်ဆပ်, ဆပ်လါ.
Ä-hä', *int.* ဆပ်တါ, ဆပ်တု, ထဲးထဲး, ဆပ်ဆပ်.
A-head', *adv.* farther on, onward, လၢညါ, ဆူညါ;
 as, go ahead, ထဲးလၢညါ, ထဲးဆူညါ.
A-hoy', *int.* ဆဲး, ဟ့ဒ်.
Aid', *v. t.* to help, assist, မးစၢၤ, တီစၢၤမးစၢၤ, အိပ်
 ဖိစၢၤ, မးယုၤ. —, *n.* တပ်မးစၢၤ, တပ်မးယုၤ.
Aid'er, *n.* an assistant, a helper, ပှါမးစၢၤတပ်တဂၢၤ.
Äil, *v. i.* to be unwell, မးတကဲ, တအိပ်ဆူင်အိပ်ဆူ.
 —, *v. t.* to affect in any way, trouble,
 ထပ်တပ်တမံၤမံၤ; as, what ails you? နထပ်မနူၤ
 တမံၤထဲင်. See ဘမိၤ. ၂၁၁၁. —, *n.* sickness
 or trouble, တပ်ဆါ, တပ်မးတိတ်တိတ်.
Äil'ment, *n.* sickness, တပ်ဆူးတပ်ဆါ, တပ်ကုတပ်ကွပ်.

Äim, *v. i.* to point at, as with a gun, ပထီပ်,
 ပထွပ်, ခူင်, နဲင်; to purpose, ပပ်ဆူးသား; as, to
 aim at distinction, ပပ်ဆူးသားလၢအကနီၢ်အလီၢ်
 ဖိပ်အလီၢ်ထီ. —, *n.* the act of aiming, အ
 တပ်ပထီပ်, အတပ်ပထွပ်; the object aimed at,
 တပ်လၢအပထီပ်ဝဲ, တပ်လၢပပ်ပသားထၢပကမးအိၤ.
Äim'less, *a.* without an object, တပထီပ်တပ်နီၢ်တ
 မံၤ, မးတပ်ကြိကြိ, မးတမံ့တပ်.
Äir, *n.* (အဲအါ) ကထိၤအနီၢ်စါ; a modulation of
 music, တပ်သားပိပ်အဖိတကလုင်; mien, appear-
 ance, အတပ်အိပ်ဖျါ, အတကဲပဝင်; an affected
 manner, တပ်ပပ်ဆူးသားခိၤခိၤခိၤ; as, to put on
 airs, ပပ်ဖိပ်ဆူးသား, ပပ်ဂုၤဆူးသား, ပပ်ကဖိဆူးသား, ဖိခိၤ
 နုင်ဆူးသား. —, *v. t.* to expose to the air,
 ဒူးထပ်ကထိၤ.
Äir'ing, *n.* a walk or drive, တပ်ထဲးကထွပ်ဆူးသား.
 See AIR, *v. t.*
Äir'i-ness, *n.* တပ်အိပ်ဖိၤဆူးသားလၢကထိၤ; levity,
 lightness, တပ်ဖိပ်, တပ်ပုၢ်တပ်ဆူ, တပ်ကထိပ်ကလူ.
Äir'y, *a.* exposed to the air, အိပ်ဖိၤကထိၤ, ထပ်က
 ထိၤခုင်မး; relating to air, ထပ်စားစီးကထိၤ;
 consisting of air, အိပ်ထဲကထိၤ; resembling
 air, လီၤဂၢင်ကထိၤ.
Äisle (il), *n.* a passage in a church, အကျိၤအိပ်
 လၢသခိၣ်ပူၤလၢပှါဆူင်နီၤဝဲလၢခိၣ်ယၢ်ခိၣ်.
A-jär, *adv.* partially open, အိပ်ထိတစဲး; as, the
 door is ajar, ဝဲတရီၤနုၣ်အိပ်ပိတ်တစဲး, ဒီးထီပ်တစဲး.
Äj'ü-ta'ge, *n.* a water pipe, ထံကျိၤဘိ.
Äke, *n. & v.* See ACHE.
A-kim'bo, *a.* with a crook, အိပ်ကုင်စုနုၣ်ခိၣ်.
A-kin', *a.* kindred, ဒိဘူးဒိတိၢ်, ဒိတိၢ်ဒိသကိၤ, တပ်တ
 ဖပ်လၢအနုထၢ် (nature) ခိၣ်သီးသီး.
Äl'a-bäs'ter, *n.* (အလတပ်စတၢ်) လၢဂီၢ်ထၢအဂုၤ
 တကလုင်.
A-läck', *int.* တပ်ဆံၤတဒုဒု, လါလၢပု, ဆပ်ထါပု.
A-läc'ri-ty, *n.* sprightliness, briskness, တပ်သား
 ဖိသားညါ, တပ်ပုၢ်ပုၢ်ဆူဆူ, တပ်သထဲးသလူး, တပ်ဆူဆူ.
Al-a-möde', *adv.* according to the fashion, ခိၣ်
 ပှါကထၢထီပ်ဆူးသားထၢ တပ်ကုတပ် သိးဆူးသီး. See
 FASHION.
A-lärm', *v. t.* ထွပ်တပ်ပလိပ်, ဘိးထပ်သုင်ညါပှါထၢတပ်
 ကိတပ်ခဲတမံၤမံၤဘူးဒီးအကထပ်အိၤ; to frighten,
 မးပျံၤမးဖူးတပ်, ဃါပုး. —, *n.* တပ်မးပျံၤမးဖူး, တပ်

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

Ām'ble, *v. i.* to pace, တမ်းစီးစီး.
 Am-brō'siā, *n.* the food of the gods, တာ်အိဉ်တာ်အိဉ်
 အဝံဉ်အဆာ်ထာ် ပှာ်သ့ဉ်ကမဉ်ဘိကမဉ်တာ်တဖဉ်ဆိက
 မိဉ်ဝဲလၢသံမိဉ်ခုာ်ဘိသ့ဉ်တဖဉ်အိဉ်ဝဲဒီးခုာ်အိဉ် အသး
 တပှာ်ဘဉ်, ကအိဉ်ဒ်ပှာ်အသးစာ်အစါမိၤအဆဉ်ဆဉ်.
 Ām'bu-lançe, *n.* an ambulance cart, ထုဉ်ဒ်ပှာ်
 ဒုးတာ်ယၢ်တာ်အခံထာ်ပှာ်ဘဉ်ဒ်ဘဉ်ထံးအစါ.
 Ām'bu-lā tion, *n.* a walk about, တာ်ဟံးလၢခိဉ်;
 walking from place to place, တာ်ဟံးဒုး
 ပါ, တာ်ထံးတရံးလဲၤဝဲၤပါ.
 Ām'bu-la-to-ry, *a.* walking, ထာ်အဟံးဒုးပါသ့, ထာ်
 အဟံးဒုးပါညိဉ်န့ၢ်; *as*, an ambulatory animal,
 ဆဉ်ဒ်ကိာ်မိထာ်အဟံးထာ်အခိဉ်သ့; an ambulatory
 person, ပှာ်ထာ်အညိဉ်န့ၢ်ဟံးဒုးပါခါ.
 Ām'bus-cāde', Ām'bush, *v. t.* to lie in wait, မိခူ
 သ့ဉ်. —, *n.* the place of lying in wait,
 အိဉ်မိခူသ့ဉ်တာ်အလီၢ်.
 A-mēl'io-rāte, *v. t.* to make better, meliorate,
 မၤကိညာ်တမ်း, မၤညိဉ်ထီဉ်တမ်း, မၤဝဲၤထီဉ်တမ်း, မၤ
 ဘိဉ်ထီဉ်တမ်း, မၤရဲၤထီဉ်တမ်း, မၤဖှဲၤထီဉ်တမ်း. —, *v. i.*
 to grow better, ဝဲၤထီဉ်, ရဲၤထီဉ်, ညိဉ်ထီဉ်.
 A-mēl'io-rā'tion, *n.* See AMELIORATE.
 Ā-mēn', (အၤမ့ၢ်) စိအမၤအသးဒ်န့ၢ်တက့ၢ်.
 A-mē'na-ble, *a.* answerable, ကဘဉ်တာ်သမံသမိး,
 အိဉ်ထာ်တာ်ခံဉ်ညိဉ်အဖီသး; *as*, you are amen-
 able to God, နကဘဉ်တာ်ခံဉ်ညိဉ်ထာ်ယွၢ်အစုပှာ်.
 A-mēnd', *v. i.* to grow better, reform, ဝဲၤထီဉ်က့ၢ်
 ဝဲ, ဆဉ်လီၤက့ၢ်ဝဲ. —, *v. t.* to correct, make
 better, မၤဝဲၤထီဉ်, မၤလီၤထီဉ်, ဘျီက့ၢ်, ဘိးလီၤက့ၢ်.
 A-mēnd'ment, *n.* correction, reformation, တာ်
 ဝဲၤထီဉ်က့ၢ်, တာ်မၤလီၤက့ၢ်, တာ်ဘျီက့ၢ်.
 A-mēndz', *n.* recompense, တာ်ယုဉ်က့ၢ်အစါ, တာ်လိး
 က့ၢ်; *as*, to make amends ဟ့ဉ်က့ၢ်အစါ, ဟ့ဉ်
 တာ်ထာ်အမၤကမဉ်တာ်အဆိ, ဟ့ဉ်က့ၢ်တာ်.
 A-mēn'i-ty, *n.* agreeableness, suavity, တာ်အရဲၤ,
 တာ်ဘဉ်ပသး, တာ်ဘးဒီးသးမ့ၢ်ဝဲၤ, အလုာ် အ ထာ် မ့ၢ်
 ဝဲၤ, အလီၢ်ရဲၤဒ်အံၤဒ်န့ၢ်မ့ၢ်ဝဲၤ, တဘျးပံၤ.
 A-mērcē', *v. t.* ခံဉ်ညိဉ်ထာ်အဘဉ်လိးစ့ထံးထံးန့ၢ်.
 A-mērcē'ment, *n.* a pecuniary penalty, a fine,
 တာ်ခံဉ်ညိဉ်ထာ်အကဘဉ်လိးစ့ထံးထံးန့ၢ်.
 A-mēr'i-can-ism, *n.* တာ်ကထိထာ်ပှာ်အမ့ၢ်ရကၢ်ဒီး
 ကထီဉ်ဝဲ.
 A-mēr'i-can, *n.* ပှာ်အမ့ၢ်ရကၢ်ဒီး. —, *a.* pertain-

ing to America, ထာ်အဘဉ်ဘးဒီးကိာ်အမ့ၢ်ရကၢ်.
 A-mēr'i-can-ize, *v. t.* ဒုးကဲထီဉ်ပှာ်အမ့ၢ်ရကၢ်ဒီးထံး.
 Ām'e-thÿst, *n. n.* တာ်ဗျာ်သကီၤဖီ.
 Ā'mi-a-bl'i-ty, Ā'mi-a-ble-ness. *n.* loveliness.
 See AMIABLE.
 Ā'mi-a-ble, *a.* lovely, pleasing, အိဉ်ပှာ်ဒီးတာ်အဉ်
 တာ်ကွဲ, အိဉ်ပှာ်ဒီးသ့ဉ်ဝဲၤသးဘဉ်ဒီးတာ်ကထုကထဲး.
 Ām'i-ca-ble, *a.* friendly, peaceable, အိဉ်ထာ်လိာ်
 ဒီးဒု, အိဉ်ဗျာ်အိဉ်ဒီး, အိဉ်ဒီးအိဉ်ဒီးထီ, အိဉ်လိာ်ကွဲလိာ်, ဒီး
 တံၤဒီးသကီၤဝဲ.
 A-mid', A-midst', *prep.* in the midst, ထာ်အသး
 ကိာ်ပှာ်, ထာ်အခါသး; among, အကျါ, ထာ်အကျါ.
 A-miss', *adv.* improperly, တကြားဘဉ်, ကမဉ်ဝဲ; *as*,
 to ask amiss, ဗုဒ်ကမဉ်. See မၤ. ၄: ၃.
 Ām'i-ty, *n.* friendship, peace, တာ်ရဲၤလိာ်, တာ်ရဲၤလိာ်
 ဗျာ်လိာ်, တာ်အိဉ်လိာ်ကွဲလိာ်, တာ်ရဲၤလိာ်ဒီးဒု.
 Am-mō'ni-ā, *n.* (အမိန့ၢ်အၤ) စဲးသး,* ထာ်ကထဲ
 (alkali) တကလုာ်လၢအသးထံးထီဉ်ကွဲညိ.
 Am-mō'ni-ac, *a.* ဘဉ်ဘးဒီးအမိန့ၢ်အၤ, အိဉ်ဒီးအမိန့ၢ်အၤ.
 Ām'mu-ni'tion, *n.* ကျိအဆဉ်, မျိအဆဉ်, ဒ်ပံးတာ်အ
 ထံး, ညိ, ဘျါဆဉ်, ရဲၤမ့ၢ်, ဒီးတာ်ဒ်န့ၢ်ကမဉ်လီၤ.
 Ām'nes-ty, *n.* a general pardon, တာ်ပျာ်ကွဲတာ်
 ကမဉ်ထာ်အကမဉ်တုာ်ထံး, ဘဉ်ဘးဘာ်ဒုးတာ်အဆိ.
 A-mōng', A-mōngst', *prep.* အကျါ, ထာ်အကျါ.
 Ām'o-roüs, *a.* အိဉ်ဒီးတာ်အဉ်, ညိန့ၢ်အိဉ်မ့ၢ်အိဉ်ခွါ.
 A-mór'phous, *a.* အကွဲအစါလီၤ, တာ်တအိဉ်.
 A-mount', *n.* the sum, the total, ပံၤ ဒိဉ် တာ် ခဲ
 ထာ်ဒီးန့ၢ်တာ်ပှာ်အံၤပှာ်န့ၢ်, တာ်ပံၤဒိဉ်ခဲထာ်.
 Am-phīb'i-ous, *a.* able to live in air and water,
 ထာ်အအိဉ်ထာ်ထံးကျါဖီသ့ အိဉ်ထာ်မိဖီသ့.
 Ām'phi-thē'a-ter, Ām'phi-thē'a-tre, *n.* (အဉ်ခဲထံ
 အဘာ်) တာ်ဒိဉ်ပွဲထံးကိာ်, ပှာ်မိမိမၤမၤထာ်ပှာ်
 မ့ၢ်ဝဲၤ, ဆဉ်ဒ်ကိာ်မိမ့ၢ်ဝဲၤ, လိာ်ကွဲတာ်အစါ.
 Ām'ple, *a.* spacious, extensive, ထံး; large, ဒိဉ်,
 ဒီးဒိဉ်; abundant, plenteous, အါ, အါခါကိာ်ဒိဉ်.
 Ām'pli-fi-c'ation, *n.* enlargement. See AMPLIFY.
 Ām'pli-fy, *v. t.* to enlarge, မၤဒိဉ်န့ၢ်အလီၢ်, မၤအါန့ၢ်
 အလီၢ်. —, *v. i.* See AMPLIFY, *v. t.*
 Ām'pli-tūde, *n.* largeness, တာ်အဒိဉ်အထံး.
 Ām'pu-tite, *v. t.* ဒိဉ်ထံးကွဲတာ်မိပှာ်အဒုးအကြါ.
 Ām'pu-tā'tion, *n.* တာ်ဒိဉ်ထံးကွဲတာ်မိပှာ်အဒုးအကြါ.
 Ām'ū-let, *n.* a kind of charm, a talisman,
 ထံးပွဲ, ထံးတာ်ထံးပွဲ*, တာ်အုဘာ်သမုတကလုာ်.

dg, wolf; fūrl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŷ as z; ʒ as gz; ŋ as in linger.

Än'i-mös'i-ty, *n.* active enmity, hatred, တာ်သး
 တ့,တာ်ကွာ်ခဲင်ခိင်ကွာ်ခဲင်လဲင်,တာ်သးကါ.
 Än'i-müs, *n.* intention, spirit, သး,သးဆေ့ခါဆေ့.
 Än'ise, *n.* (ဆဲင်နိင်) စမူးစပါ,*ကသိင်တကလုင်.
 Än'kle, *n.* ခိင်ဒ့.
 Än'klet, *n.* ခိင်ကွာ်.
 Än'nä, *n.* တသ့.
 Än'nals, *n.* history, လိင်ထာ်ပကွဲးတာ်ခိင်ခိင်ထဲမိးခိးနိင်
 ဖါထါဖါဆေ့ဆါဆေ့ကတိင်ခိင်ခိင်ထဲမိင်ထဲဆဲင်ဆဲင်.
 An-néal', *v. t.* to temper glass &c. by heat, မာစါ
 လီတင်ထာ်ပခွင်ပူ,ကုင်ကလုင်,ကုင်ထါစါထာ်ပခွင်
 ပူ,ခိးမာပခွင်ကွာ်အါကထိကထိခိင်ဆဲင်ဆဲင်တဂ့.
 An-nëx', *v. t.* to add, join, စာဘျာ်ဆုင်,ထိးထိင်ဆုင်,
 ခုးစဲဘူးဆုင်; as, Burmah is annexed to the
 British Empire, ကိာ်ပံးထါထာ်တင်ခုးစဲဘူးဆုင်
 အါခိးကိာ်တြိးတင်. —, *v. t.* See ANNEX. *v. t.*
 Än'nex-ä'tion, *n.* See ANNEX.
 An-ni'hi-läte, *v. t.* မာတးဂါ,တာ်ထါမာ်ကွာ်စိဖုကထု.
 An-ni'hi-lä'tion, *n.* destruction, တာ်တးဂါ,တာ်ထါ
 မာ်ထာ်ကွာ်စိဖုကထု,တာ်ထဲပံးထါကိးထာ် နိဗ္ဗာန်.
 Än'ni-vër'sä'ry, *n.* annual return, နိင်ဆဲး က့တ
 ဆာ,နိင်ဆာက့တထါထာ်မာ်ဆဲးတံပံ.
 Än'no-Döm'i-ni, *Lat. A. D.* ခရိင်ဆဲင်, ခ. န.
 Än'no-Mün'di, *Lat. A. M.* တိင်ခိင်ဆဲင်, တ. န.
 Än'no-tä'ted, *a.* ထဲဖျါထိင်ဆဲင်ခိင်; as, the an-
 notated Bible, ထိင်စိဆဲင်ခိင်ခိးတာ်ထဲဖျါ ထိင်
 ခိင်ဆဲင်ခိင်ဆဲင်ခိင်ခိင်ဆဲင်ဆဲင်.
 Än'no-tä'tion, *n.* a brief commentary, တာ်ကွဲး
 ဖျါထိင်တာ်ဆဲင်ခိင်,ဆဲင်ခိင်ဆဲင်.
 Än'no-tä'tor, *n.* a commentator, ဖျါထာ်ကွဲးဖျါ
 ထိင်တာ်ဆဲင်ခိင်,ဆဲင်ခိင်.
 An-nounce', *v. t.* to notify, ကထါဆိ,ဘိးထာ် သ့
 ညါ; to publish, proclaim, ခုးတထိင်ထါထါ.
 An-nounce'ment, *n.* See ANNOUNCE.
 An-noy', *v. t.* to trouble, vex, မာတံင်တင်,မာကိာ်သး.
 An-noy'ance, *n.* တာ်မာတံင်တင်,တာ်မာကိာ်သး.
 Än'nu-al, *n.* and *a.* တာ်မာဆဲးတနိင်တဘျီတနိင်တဘျီ
 ကိးနိင်ခိး.
 An-nü'i-ty, *n.* a yearly allowance, တာ်ခိးန့တင်ခ့
 ထာ်တနိင်ခိးတနိင်ခိးဂါဝဲခါဝဲခါ.
 An-nül', *v. t.* to abolish as laws, repeal, ခုး
 ထိင်ကထိကထိ; to destroy, မာတးဂါကွာ်, မာ
 ထာ်ကွာ်,မာကစိကခါကွာ်တာ်ခိင်ထိင်.

Än'nu-lar, *a.* like a band or ring, ကစိကွာ်.
 An-nün'ci-äte (-shä-äte), *v. t.* See ANNOUNCE.
 An-nün'-ci-ätion, *n.* a proclamation, တာ်မာတ့
 ထိင်ထါထါထာ်ပရါပစါ,တာ်ဆဲးကစိင်.
 Än'o-dÿne, *n.* an opiate, ကသိင်ထာ်မာ်ကိညာ်တာ်
 ဆါဆဲင်ထူး,တာ်ကကံပံစိးတာ်ခိင်န့တ ခင် အသိး.
 —, *a.* ထာ်မာ်ကိညာ်တာ်ဆါဆဲးကလုင်ကလုင်.
 A-noint', *v. t.* ဣထာ်ထိခိးထာ်ထါ ထါ ဂ် သိ, သ့; to
 pour oil upon, ဂါထါထါထာ်ထါ; to smear
 or daub, ဝဲထါ. See ထါ. G: ခု.
 A-noint'ed, *n.* one anointed, ဖျါခိးဣထာ်ထါ ထိ;
 Messiah န့ဆဲင်ခိင်ပညိဗျာ်ဖျါခိးဣထာ်ထါထါ.
 A-nüm'a-loüs, *a.* irregular, တမိင်တင်တာ်ဆဲင်ဆဲင်
 ဆဲင်,ထာ်မာ်တံခိင်တကလုင်,ထါဆိ.
 A-nöm'a-ly, *n.* irregularity, တာ်တမိင်တင်တာ်ဆဲင်
 ဆဲင်,တာ်ထါထါထါဆိ.
 A-nön', *adv.* immediately, တထိင်တမိင်.
 A-nön'y-mouß, *a.* အမံတခိင်တင်; as, an anony-
 mous letter,ထိင်ထာ်ပကွဲးခိးတဆဲးထါထါထါ.
 An-öth'er, *a.* different, အဂါ,တဂါခိင်; another
 thing, တာ်တံခိင်; one another, တဂါခိးတ
 ဂါ,ထိင် ဆဲး သ ကိး; as, to talk with one
 another, ကထါထိင်ဆဲး, ကထါထိင်ဆဲးသကိး
 သကိး; love one another, ဆဲင်ထိင်သး, ဆဲင်ထိင်သး
 သကိးသကိး; one after another, တဂါထာ်တ
 ဂါ, တဂါထာ်တဂါ, တံခိင်တံခိင်, တံခိင်တံခိင်.
 Än'swer, *v. t.* to reply to a call, ကိးဆါ; to reply to,
 rejoin, စံးဆါ, ကထါဆါ, ထဲဆါက့; to reply
 to a charge, refute, ထဲဆါက့, ကထါဖျါထိင်
 အဂါ, ကထါပူဖူးတာ်; to answer the purpose,
 suit, ဂု, ထဲ, ထာ်ထဲ, ထာ်ထဲ. —, *n.* တာ်ကိး
 ဆါ, တာ်စံးဆါ, တာ်ထဲဆါ. See ANSWER, *v. t.*
 Än'swer-a-ble, *a.* admitting an answer, တာ်စံးဆါ
 သ့, တာ်ထဲဆါသ့; suitable, ထာ်, ကြါး, ထာ်ထဲဆါ; o-
 bliged to give account. See ACCOUNTABLE.
 Änt, *n.* တာ်; the white ant, ပခူး; the white ant
 with wings, ဝံ; ant-hill, တျာ်, ပခူးဆဲး.
 An-täg'o-nißm, *n.* opposition, တာ်ထိခါ, တာ်ကြိထိင်
 ဆဲး, တာ်ကွာ်ထိင်ဆဲး.
 An-täg'o-nist, *n.* an opponent, an adversary,
 ဆဲင်ဆဲင်, ဖျါထိင်ထာ်ထါဆဲး; Anat. မာ် စာ
 (muscle) တဘိထာ်ထဲထာ်ထါထါထါ မာ်စာ ခ
 ဂါတဘိ.

du, wölf; furl, rüde, push; e. t. o. silent; ç as s; çh as sh; ğ as ğ; ğ as in ğet; ſ as s; x as gz; n as in linger..

Ap-pěl'la-tive, *n.* a common name, တာ်အခံးထေသ်.
 Ap-pēnd', *v. t.* to attach to, တွဲယုင်, သွေးထီၤစဲၤ.
 Ap-pēnd'age, *n.* addition, adjunct, တာ်ဘၣ်ဆေး, တာ်စာသုၣ်ယုင်, တာ်တွဲယုင်, တာ်ဆေးထာ်ထေထီၣ်.
 Ap-pēn'dix, *n.* matter added to a writing, တာ်ကတိၤထာ်ပဆဲးထီၣ်ထီၣ်အီၤ. See APPENDAGE.
 Äp'per-tain', *v. i.* to belong to, ထၣ်ဆေး.
 Äp'pe-tēn'cy, *n.* strong natural desire, appetite, တာ်မိၣ်န့ၣ်, တာ်ဆာ်န့ၣ်ထၣ်ဆေးမိးပံးပံးညၣ်.
 Äp'pe-tite, *n.* strong desire; as, for food, တာ်မိၣ်အိၣ်, တာ်မိၣ်အိၣ်, အိၣ်ခံၣ်အိၣ်ဆာ်တၢ်, အိၣ်န့ၣ်.
 Ap-plaud', *v. t.* to praise, acclaim, extol, ဖံးပတြၢၤ, ဖံးပတြၢၤထာ်တၢ်ကိးပသ့ခဲစ့ခဲမိၣ်.
 Ap-plause, *n.* တာ်ဖံးပတြၢၤ, တာ်ဖံးပတြၢၤခဲစ့ခဲမိၣ်.
 Äp'ple, *n.* (အေးဂျၢၤ) တာ်သၣ်တကလုၣ်; the apple of the eye, ဝဲၣ်ဂ့ၤဖိ.
 Äp'pli-ca-ble, *a.* suitable, ကြၢၤထၣ်ဆေး, ဝုၤထၣ်ဆေး.
 Äp'pli-cant, *n.* one who applies, a petitioner, ဝုၤယုတၢ်, ဝုၤထာ်အယုထဲစ့, ဝုၤထာ်အဆိးတၢ်.
 Äp'pli-cä'tion, *n.* solicitation, တာ်ယု, အတၢ်ယုစ့စ့; use, တာ်ထာ်ပသ့အီၤဖိဖိခဲန့ၣ်. See APPLY.
 Ap-ply', *v. t.* to put on, ပံၣ်ထီၤ, ခုးထၣ်; to use, ခုးထၣ်တၢ်, သုတၢ်; to ask for, ယုတၢ်. —, *v. i.* to suit, be applicable to, ထၣ်, ထၣ်ဆေး, ထီၤ.
 Ap-point', *v. t.* ခံၣ်ညီၣ်, တိၣ်, တိၣ်ပံၣ်, ခုးထီၤ ထၣ်; to appoint a time, သ့ၣ်န့ၣ်ဖေးထီၤ, သ့ၣ်ပံၣ်ဖေးပံၣ်ထီၤ.
 Ap-point'ment, *n.* See APPOINT.
 Ap-pör'tion, *v. t.* to allot, assign, နီၤဟ့ၣ်နီၤဖေး.
 Äp'po-si-te, *a.* to fit, ကြၢၤ, ထၣ်, ထၣ်ဆေးထၣ်တၢ်ပုၤ.
 Ap-präise', *v. t.* to price, value. See APPRIZE.
 Ap-prē'ci-äte, *v. t.* to estimate duly, ဝးလဲ, ပံၣ်ကူၢ်, တာ်ကျဲးတာ်မိၣ်သ့ၣ်ညါ, တာ်ထွဲၣ်မိၣ်ပုၤမိၣ်သ့ၣ်ညါ.
 Ap-prē'ci-ä'tion, *n.* See APPRECIATE.
 Äp'pre-hēnd', *v. t.* to seize as a criminal, ဖိၣ်ဆၣ်; to understand, နၢ်ပာ်, သ့ၣ်ညါ; to think true, ဆိမိၣ်; to imagine, တထံၣ်ကွၢ်; to fear, ထၣ်ထီၣ်.
 Äp'pre-hēn'sion, *n.* See APPREHEND.
 Äp'pre-hēn'sive, *a.* fearful, အိၣ်မိးတၢ်ထၣ်ထီၣ်, အိၣ်မိးတၢ်ပုၤတၢ်ဖုး; quick to understand, နၢ်ပာ်ခွဲ, နၢ်ပာ်ညီ.
 Ap-prēn'tiçe, *n.* ဝုၤထာ်အဆၢၣ်းထီၤထေသးမၤလီတၢ်ဖံးတၢ်မၤတဖံးမံၤထေသးထီၣ်ညီန့ၣ်အိၣ်ဝဲမိး တ ချဲးထေသးထီၣ်ထီၣ်န့ၣ်ထေးထီၣ်တသ့ထၣ်.

Ap-prēn'tiçe-ship, *n.* တာ်ဆေးထာ်ထေထီၣ်ဝဲပုၤမၤလီတၢ်ဖံးတၢ်မၤထေသးထီၣ်ညီန့ၣ်ထေးထီၣ်တသ့ထၣ်.
 Ap-prīse', *v. t.* ခုးသ့ၣ်ညါ, ခုးနၢ်တူၤ, ဘိးထၣ်သ့ၣ်ညါ.
 Ap-prize, *v. t.* to set a price on, value, appraise, တိၣ်ပံၣ်ထေပုၤ, ပံၣ်ထေပုၤထဲထဲထဲန့ၣ်, ပံၣ်ထီၤထေပုၤ.
 Äp-prōach', *v. i.* ထဲၣ်ဘူး, ထဲၣ်စီၤ, သုးဘူးထေသး, ထဲဘူး.
 Äp'pro-bäte, *v. t.* to approve, ထၣ်ထေသး, ထုၣ်ထီၤထေသး. See APPROVE.
 Äp'pro-bä'tion, *n.* a being pleased with, approval, တာ်ထၣ်ထေသး; a countenancing, support, တာ်ထုၣ်ထီၤထေသး, တာ်ဟ့ၣ်ဂံၢ်ထုၣ်ထီၤ.
 Ap-prō'pri-ate, *v. t.* to set apart for, ပံၣ်ပံၣ်တၢ်, တိၣ်ပံၣ်တၢ်ထာ်တဖံးမံၤထေထီၣ်; to claim or use exclusively, ထံးန့ၣ်ထာ်ထေထီၣ် ခံၣ်ဝဲ. —, *a.* suitable, proper, ထၣ်ဝဲ, ကြၢၤဝဲ, ထၣ်ထေသး.
 Ap-prō'pri-ä'tion, *n.* တာ်ပံၣ်ပံၣ်, တာ်တိၣ်ပံၣ်ထာ်တဖံးမံၤထေထီၣ်. See APPROPRIATE.
 Ap-prov'al, *n.* approbation. See APPROVE.
 Ap-prove', *v. t.* to like, assent to, ထၣ်ထေသး, ထုၣ်ထီၤထေသး; to commend, ထၣ်ထေသးမိးကွၢ်ခဲဝဲ, အဲၣ်မိးဝဲ.
 Ap-prōx'i-mate, *v. i.* to approach, သုးထီၤ. —, *v. t.* ခုးသုးထီၤ. —, *a.* near, next to, သုးထီၣ်ထေထီၣ်, သုးထီၣ်ထေထီၣ်တုၤထီၤ, အိၣ်ဘူး.
 Ap-prōx'i-mä'tion, *n.* See APPROXIMATE.
 Ap-pūr'te-nance, *n.* တာ်ထာ်ထေထီၣ်ဆေးမိးတၢ်ဂၤတဖံးမံၤ.
 Ap-pūr'te-nant, *a.* pertaining, adjunct, belonging, ထာ်ထေထီၣ်ဆေး, ထာ်ထေထီၣ်ထွဲယုင်.
 Ä'pril, *n.* (ဇူဇြီ) ထီၣ်ထွဲၣ်သ့ၣ်တဘျီထေထီၣ်.
 Ä'pron, *n.* တာ်ကံးညၣ်တဘျီမုၢ်ဝုၤ, တာ်ဖံးတဘျီမုၢ်ဝုၤ, ထာ်ပပတဖံးပထီၣ်ခွထာ်ပဝဲညါတမိၣ်သိးပကူပထီၣ်ထေထီၣ်တဂုၤ.
 Äp'ro-pōs, *adv. Fr.* opportunely, ထၣ်ထေသး.
 Äpt, *a.* inclined, ညီန့ၣ်; as, apt to steal, ညီန့ၣ်ထုၣ်တၢ်; ready, quick; as, apt to learn, သးချွဲမၤထီၣ်; apt to understand, နၢ်ပာ်တၢ်ညီ.
 Äpt'i-tūde, Äpt'ness, *n.* readiness, propensity, docility, တာ်ကူၣ်ထၣ်, တာ်ကူၣ်သ့, တာ်သ့ထီၣ်ညီ, တာ်သးဆေး.
 Ä'qua-för'tis, (အေးကွဲဖိတံၣ်) တာ်ထံၣ်ထံထာ်ထေထီၣ်န့ၣ်ကတၢ်, ပကိးစ့ၣ်ကိးန့ၣ် ကြိးထေထီၣ်.
 A-quä'ri-üs, (အေးကွဲ ခုးဝဲ) ထၣ်တကရၢထေထီၣ်.
 A-quä't'ic, *a.* ထၣ်ဆေးမိးထံကျါ; as, aquatic animals,

ä, é, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre. fär, läst, fall, what; thère, veil, tērm; pique; done, für,

Art, v. i. 2d. pers. sing. of the verb to be, *အိပ်*,
ခွဲ; as, thou art, *နအိပ်, နခွဲ*. —, *n.* prac-
 tical, skill, တာစုသုခိန်သု, တာကုန်ထန်ကုန်သုထန်
 ဃးမီးစုသုခိန်သု, တာလှန်ကလှန်, မီး ထန် ဃး မီး စု မီး
 (music) *ခွဲ* ကီး; cunning, artifice, တာလိနုဂ်.
Ar-té'ri-al, a. ထန်ဃးမီး artery. See **ARTERY**.
Ar'ter-y, n. (အာ်တရီ), သးသွန်ကျိ, နပမံး တာ် အ သး
 သွန်ကျိ, ထာသးသးသွန်ထားထိန်ဝဲထာပူ, ထာပူ
 ထိန်သးသးသွန်.
Ar'tful, a. performed with skill, ထာပူဒီးတာ်ကုန်
 သးထန်, ထာပူစုသုခိန်သု; cunning, crafty, လိနုဂ်
 ထန်သု; as, an artful child, မိသန်ညိနုဂ်လိနုဂ်တာ်.
Ar'ti-cle, n. a thing, တာ်တခဲ; as, that is a good
 article, တာ်နုဂ်ခွဲတာ်အဂုလီ; ထာအိန်ဂထိန်ဂြိ
 မံအပူ, a, an, the တခပ်ကီးဝဲထမံထာ article.
Ar'tic'ü-late, v. t. to speak, pronounce, ခုးသိန်ထိန်
 တထိထန်တထိ, လီတံဝဲပုကညိကတီးထိန် ထေသီး.
Ar'tic'u-late, a. spoken, ထာထိန်ဂိကတီးတာ်ထေသီး;
 having joints, jointed, as, an articulate
 animal, ဆန်ဖိကီးဖိတဂုအိန်မီးထေသီးထာတခပ်.
Ar'tic'ü-lä'tion, n. (အာ်တီးကထုဂျန်) တာ်ထေသီး ထာ
 သုးထိန်ထေသီး. See **ARTICULATE**.
Ar'ti-fice, n. an artful device, a trick, a fraud,
 တာ်လွဲကမံလွဲကမံ, တာ်လိတာ်ဂု.
Ar'tif'i-ger, n. ပုထာပူစုသုခိန်သုထေကထန်ကထန်.
Ar'ti-fi'cial, a. တာ်တကဲထိန်ထန်နုခါ (nature) ထေ
 ထုထေထာ်ထေသီးထန်, ထေထိန်ဝဲထာပူကညိထေပူ.
Ar'til'ler-y, n. weapons of war, ordnance, ချိန်
 ထထရု, artillery-men, ပုချိန်မိ, ပုခးချိန်မိထေခပ်.
Ar'ti-san, n. a manufacturer. See **ARTIFICE**.
Ar'tist, n. ပုထာပူထုတာ်စုသုခိန်သုထမံခါဒီးမာဝဲ, ခု
 ခွဲထန်ဃးမီးတာ်အိန်မီးထေသီးထေထာ် ထေ တက့ဂ်, န ပု
 တုတာ်ဒီးမီးခွဲထေသီးတခပ်.
Art-istic, a. ထန်ဃးမီး art. See **ART, n. 1st def.**
Art'less, a. unskillful, တာ်ကုန်ထန်ကုန်သုထေထိန်ထန်;
 guileless, simple, frank, sincere, တာ်လွဲကမံ
 လွဲကမံတထိန်, တာ်လိတာ်ဂုတထိန်. ထိဝဲထေသီး.
As, conj. like as, န, နသီး, ထီးဝဲ; as much as, ထေ, ထေ
 သီး; while, ထေခါဒီး; inasmuch as, ထထေဒီး.
As'a-fët'i-dä, As'a-foët'i-da, n. နှံမိန်.*
As-bës'tos, n. ထာ်ပထိန်.
As-ca-ris, n. pl. As-car'i-dës, *Gr.* intestinal
 worms, ထီးကထဲင်ထေထေထိန်ထာပူထာပူ.

As-cënd', v. t. to mount, ထိန်, ထေထိန်, ထေထိန်.
As-cënd'sion, n. a rising, a going up, ထေထာ်ထိန်,
 ထေထာ်ထေထိန်, ထေထာ်ကုထိန်.
As-cënd', n. a mounting, တာ်ထေထိန်ထေထေထိန်
 ထီး; a hill or high place, ထေထေထိန်ထိ.
As-cer-tain', v. t. ထုကွဲ, သံကွဲ, သံဒီး, တာ်အဂုထေထိန်ထေထိန်
 ထေထေထိန်ထေထေထေ, မပူထိန်ထေထေထေဒီးထေထိန်ထေထိန်.
As-cët'ic, n. a recluse, ထေကသီး* ပုထာပူထေထေထေထေ
 ဝါဒီးထေထေထေပုထေထေထေထေထေထေထေထေထေ.
As-cribe', v. t. to impute, attribute, ဝဲ; as, as-
 cribe ye greatness to our God, ပာ်ထာ်မိန်
 ထေထေထေထေထေ. See ၅ မါ. ၃၂: ၃; to ascribe
 strength to God, ပာ်ထာ်ခါဆုန်ထာ်ဆုန်ထေထေထေ.
 See ၆: ၆: ၃၄; to ascribe as a reason, ပမံ
 ထေထေထေထေထေထေထေထေထေထေထေထေထေ.
As-crip'tion, n. See **ASCRIBE**.
A-shämed', a. affected by shame, abashed, ဝဲသုး.
Äsh'eg, n. pl. ခပ်ခါ.
A-shö're', adv. on land next water, ထိန် ထာထာ်
 ထီးမိန်, ထာ်ထီးနု; on land, ထိန်ထာထီး.
Äsh'y, a. ashen, ထိန်မီးခပ်ခါ, ထီးဝဲခပ်ခါ.
Ä'si-ät'ic (ä'shi-), a. belonging to Asia, ထန်ဃးမီးထီး
 ထေထေ. —, *n.* a native of Asia, ပုထေထေထေ.
A-side', adv. out of straight line, ထိန်ထေထေ, ထိန်
 ထေထေထေ; separate from others, apart, ထိန်
 ထေထေထေ, ထိန်ထေထေထေ. See ၂ မါ. ၉: ၄; to lay
 aside, ပာ်ထေထေထေ.
Ä'si-nine, a. like an ass, stupid, willful, ထီးဝဲ
 ထေထေထေထေ, နပမံးထာ်ထေသီး, နုပာ်ကိ, နုကုန်.
Ask, v. t. to request, ဆု; to ask leave, ဆုထေထေ;
 to ask pardon, ဆုထေထေထေထေ; to inquire,
 သံကွဲ, သံဒီး; to invite, ထီး, ထေထေ.
A-skänt', A-skänçe', adv. sideways; as, to look
 askance, ကွဲထေထေ, ကွဲထာ်ထေထေထေထေထေထေ.
A-skew' (ä-skü'), adv. not straight, ဝဲသုး, ဝဲသုး, ထေထေ.
A-slänt', adv. obliquely, ထေထေ, ထေထေ, ထေထေ.
A-sleep', a. in a state of sleep, ထိန်မိ, ထိန်မိထေထေ;
 to be dead, မိ. See ၁ သုး. ၄: ၁၃.
A-slöpe', adv. with declivity, ထေထေထေ, ထိန်ထေထေ.
Äsp, n. ဝါဒု, ဝါဒုထေထေထေထေ.
As-pär'a-güs, n. ထေထေထေထေ, ပုထေထေထေထေထေထေထေ
 ထိန်ထိန်ထေထေထေထေထေထေထေထေထေထေ.
Äs'pect, n. appearance, view, ထေထေထေထေ, တာ်ထိန်

dg, wolf; furl, rude, push; e.i.o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; u as in linger.

As-sist'ance, *n.* help, aid, succor, တာ်ထီၣ်မၤမၤတၢ်, တာ်ထီၣ်မၤတၢ်, တာ်ထီၣ်မၤတၢ်.
As-sist'ant, *n.* a helper, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်. —, *a.* helping, မၤတၢ်.
As-size', *n.* jury, (ထုၤ ၵုၤ) တ က ထုၤ. See JURY.
 —, *v. t.* ဝံၣ်ညိၣ်တၢ်ထီၣ်မၤတၢ် ဝံၣ်တၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, မိၤထီၣ်မၤတၢ်, မိၤထီၣ်မၤတၢ်.
As-sō'ci-ate (-shī-āt), *v. t.* to unite in company, ခုၣ်ထီၣ်မၤတၢ်, မၤတၢ်.
As-sō'ci-ate, *a.* united, သကိး; as, an associate teacher, သရၣ်သကိးသကိး. —, *n.* သကိး, သကိး, ပုၤမၤတၢ်.
As-sō'ci-ā'tion, *n.* တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
As-sōrt', *v. t.* to separate into classes, နီၤတၢ်, နီၤတၢ်, နီၤတၢ်, နီၤတၢ်.
As-sōrt'ment, *n.* တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်. See ASSORT, *v. t.*
As-suāge', *v. t.* to mitigate, alleviate, ခုၣ်ထီၣ်မၤတၢ်, မၤတၢ်, မၤတၢ်, မၤတၢ်. —, *v. t.* to abate, subside, ခုၣ်ထီၣ်မၤတၢ်, လီၤသိး. See ၁ မိၤဝ:၁.
As-suā'sive (-swā'-), *a.* mitigating, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်. See ASSUAGE.
Ās'sue-tūde (ās'swē), *n.* တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
As-sūme', *v. t.* to take on one's self, မၤတၢ်, မိၤတၢ်, မိၤတၢ်, မိၤတၢ်; to take unduly, မိၤတၢ်, မိၤတၢ်, မိၤတၢ်, မိၤတၢ်; to take on an appearance, ဝံၣ်ထီၣ်မၤတၢ်, ဝံၣ်ထီၣ်မၤတၢ်, ဝံၣ်ထီၣ်မၤတၢ်, ဝံၣ်ထီၣ်မၤတၢ်.
As-sūmp'tion, *n.* See ASSUME.
As-sūr'ance, *n.* a strong declaration, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်. See IMPUDENCE.
As-sūre', *v. t.* to make confident, ကတိၤကတိၤ, ကတိၤကတိၤ, ကတိၤကတိၤ, ကတိၤကတိၤ. *Law.* to insure. See INSURE.
Ās'ter-isk, *n.* a star or mark in printing, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
A-stērn', *adv. Naut.* to the stern, ဆူၣ်; behind a boat or ship, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်; to go astern, go backward, as a ship, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.

Ās'ter-oid, *n.* ဆူၣ်ထီၣ်မၤတၢ်, ဆူၣ်ထီၣ်မၤတၢ်.
Āsth'mā, *n.* တၢ်ထီၣ်မၤတၢ်.
A-stīr', *a.* moving, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
A-stōn'ish, *v. t.* to amaze, astound, surprise, မၤတၢ်, မၤတၢ်, မၤတၢ်, မၤတၢ်; to be astonished, သကတၢ်. See ၁. ဝ: ၂၄.
As-tōn'ish-ing, *a.* marvelous, amazing, wonderful, လီၤသိး, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
As-tōn'ish-ment, *n.* တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
As-tound', *v. t.* to astonish. See ASTONISH.
A-strād'dle, *adv.* astride; as, to be astraddle, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
Ās'tral, *a.* ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
A-strāy', *adv.* out of the right way, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
A-stride', *adv.* See ASTRADDLE.
As-trīnge', *v. t.* to constrict, compress, မၤတၢ်; to bind by obligation, မၤတၢ်, မၤတၢ်, မၤတၢ်, မၤတၢ်.
As-trīn'gent, *a.* ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်; astrin-gent intaste, လိၤသိး; binding, as an astrin-gent medicine, ကတိၤကတိၤ, ကတိၤကတိၤ, ကတိၤကတိၤ, ကတိၤကတိၤ.
As-trōl'o-g'er, *n.* ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်.
As-trōl'o-g'y, *n.* (ထီၣ်မၤတၢ်) တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
As-trōn'o-mer, *n.* ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်.
As-trōn'o-my, *n.* (ထီၣ်မၤတၢ်), တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
As-tūte', *a.* discerning, shrewd, wily, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
As-tūte'ness, *n.* shrewdness. See ASTUTE.
A-sūn'der, *adv.* apart, လီၤသိး; as, to be asunder, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
A-sū'lum, *n.* ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်.
Āt, *prep.* ထီၣ်မၤတၢ်.
Ā'the-ism, *n.* infidelity, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
Ā'the-ist, *n.* infidel, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်, ပုၤထီၣ်မၤတၢ်.
A-thirst', *a.* thirsty, dry, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်, တၢ်ထီၣ်မၤတၢ်.
Ath-lēt'ic, *a.* ဘၣ်မၤတၢ်, ဘၣ်မၤတၢ်, ဘၣ်မၤတၢ်, ဘၣ်မၤတၢ်; strong, vigorous, robust, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.
A-thwart', *prep. or adv.* across, obliquely, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်, ထီၣ်မၤတၢ်.

dg, wɒlf; fʊrl, rʊde, push; e.i.o. silent; ʧ as sh; ǰ as j; ġ as in ġet; ʒ as z; ʒ as gz; ŋ as in linger.

At-tūne', *v. t.* to make accordant, ဘိုကုတတ်သး
 ဝံၣ်အကလုာ်ဒ်သိးအကလုာ်ဒ်ဖိးလိာ်အသး, ဘိုကုတတ်
 ခိဖိးတနာ်ဖိးအပျံၣ်ဖိးအကလုာ်ဒ်ကလုာ်ဒ်ဖိးလိာ်.
Au'burn, *a.* a reddish brown, အသွၣ်ဂိးလှးဂိးဆဲး.
Auc'tion, *n.* လှၣ်ထုာ်*; a vendue, တၢ်ဆိတၢ်ထၢအ
 ဝှၢ်တၢ်ဂုၣ်လိာ်ပှၢဝဲ.
Auc'tion-eer, *n.* ပှၢထၢအဆါန့ၣ်ပှၢဂၢအတၢ်ထၢလှၣ်
 ထုာ်*အပှၢ. —, *v. t.* ဆါန့ၣ်တၢ်ထၢလှၣ်ထုာ်*.
Au-dā'ciōus, *a.* bold, daring, ခု,တအိၣ်ဖိးတၢ်ပျံၣ်တၢ်
 ဝှးထုာ်; impudent, တအိၣ်ဖိးတၢ်ထူးထီၣ်ထုာ်.
Au-dāc'i-ty, *n.* audaciousness,တၢ်မၤရုအသး,တၢ်ပာ်
 ခုအသးထၢတၢ်ထူးထီၣ်တအိၣ်. See AUDACIOUS.
Au'di-ble, *a.* capable of being heard,ထၢပာ်န့ၣ်ထုာ်.
Au'di-ence, *n.* a hearing, တၢ်ဟူဝဲထၢပာ်န့ၣ်,တၢ်ဟူထုာ်
 ပာ်န့ၣ်; admittance to a hearing, အခွဲးန့ၣ်ထၢပ
 ကထဲထုာ်တၢ်; an auditory, ပှၢဂိၣ်ခါတဖုထၢအ
 အိၣ်ဒိကန့ၣ်တၢ်.
Au'dit, *v. t.* to examine an account, မၤကွၢ်ပှၢဂၢ
 အစီၣ်ခါအထုာ်တထုာ်တၢ်ခိၣ်န့ၣ်ညီၣ်ပီတုာ်.
Au'dit-or, *n.* one who audits, ပှၢထၢအကွၢ်စီၣ်; a
 hearer, ပှၢထၢအဒိကန့ၣ်တၢ်ခိၣ်တဲာ်ထဲထီၣ်.
Au'dit-o-ry, *n.* an audience, ပှၢဂိၣ်ခါအိၣ်ဒိကန့ၣ်
 တၢ်; a place of preaching, အထီၣ်ပဲပှၢဂိၣ်ခါအိၣ်
 ဒိကန့ၣ်တၢ်. —, *a.* ဘၣ်ဆးဖိးန့ၣ်ဟူတၢ်ထုာ်.
Au'ger, *n.* ထးပျံၣ်ဖိးဒိ.
Aught (əwt), *n.* anything, တၢ်တမံၤမံၤ.
Aug-ment', *v. i.* to increase, အါထီၣ်ဂိၣ်ထီၣ်, ဒိၣ်ထီၣ်.
 —, *v. t.* ခုးအါထီၣ်, မၤအါထီၣ်, ခုးဒိၣ်ထီၣ်.
Aug'men-tā'tion, *n.* အတၢ်အါထီၣ်, အတၢ်ဒိၣ်ထီၣ်.
Au'gur, *v. i.* ခုၣ်တၢ်တၢ်တၢ်ခါပှၢဂၢ, ကွၢ်ထီၣ်ထုာ်ခါပှၢဂၢ, ကွၢ်
 တၢ်ထီၣ်ထးဝဲတမံၤမံၤဖိးဝဲတၢ်ဆူညါအဝှၢ်အပီၣ်.
Au'gur-er, *n.* a soothsayer, an augur, ပှၢထၢအ
 အိၣ်ဒိးအထုာ်အပျံၣ်ထၢအဖးတၢ်ထီၣ်ထးသ့ၣ်အံၤဒီၣ်.
Au'gu-ry, *n.* an omen, a portent. See AUGUR.
Au'gust, *n.* (အိၣ်ဂၢၣ်), အိၣ်ဂၢၣ်ထီၣ်အထီၣ်ထးတၢ်တၢ်
 ဝဲၤ, ပှၢကညီၣ်ကိးဝဲထၢထီၣ်ခုး.
Au-gust', *a.* grand, magnificent, majestic, အမိ
 ဒိၣ်ကမိထီၣ်, အမိအကမိဒိၣ်, ထၢပထူးထီၣ်အီၤ.
Äunt (änt), *n.* ခါဂၢၣ်.
Au'ri-cle, *n.* the external ear, နါကုမိၣ်; the au-
 ricle of the heart, ပသးအအိၣ်ပှၢတၢ်ဒိအမံၤ.
Au-ric'ū-lar, *a.* ထၢဆးဖိးန့ၣ်, ထၢပာ်န့ၣ်ဟူ; told in the
 ear, ထၢအဆးကသ့ၣ်အီၤထၢနါသ့ၣ်ထး.

Au-ri'fer-ous, *a.* producing gold, အိၣ်ဆါထုးထုး.
Au-rō'ra, *n.* the dawn of day, ခါဆဲးကညီၣ်.
Au-rō'ra-bo-re-ā'lis, *n.* the northern lights, တၢ်
 ဆဲးကညီၣ်ထၢအထီၣ်ထးဒိၣ်မးထၢကထံၤဖိးတၢ်ဒိ.
Au'spī-cēs, *n. pl.* augury, အတၢ်ကွၢ်တၢ်ဖး; patron-
 age, တၢ်အသူးအသ့ၣ်.
Au-spī'ciōus (-spīsh'us), *a.* well-omened, တၢ်
 ထဲဝဲထီၣ်ဂၢ; propitious, fortunate, တၢ်ခု
 အိၣ်ထီၣ်တၢ်ဘျးတၢ်ဒိၣ်ထၢအထဲဝဲတၢ် ဝှၢထၢပာ်ဂိၣ်;
 as, an auspicious time, အဆၢဝှၢအကတီၢ်ဘၣ်.
Au-stēre', *a.* harsh, severe, stern, ခု, ကိၣ်ခဲခဲ.
Aus-tēre'ness, **Aus-tēr'i-ty**, *n.* harshness, တၢ်ပာ်
 သးကိၣ်ခဲခဲ, တၢ်ပာ်ခုအသး, တၢ်ပာ်အသးသပှၢတၢ်.
Aus'tral, *a.* southern, ထၢဆးဖိးကထံၤထဲးတၢ်ဒိ.
Au-thēn'tic, *a.* genuine, true, ထၢအခါအထီၣ်.
Au-thēn'ti-cāte, *v. t.* to prove to be genuine, ခု
 န့ၣ်တၢ်အခါအိၣ်သ့ၣ်ထဲးထၢအခါဝဲတီၣ်.
Au'then-ti'c'i-ty, *n.* genuineness, တၢ်အခါအထီၣ်.
Au'thor, *n.* ပှၢထၢအခုးကဲထီၣ်တၢ်; the writer of a
 book, ပှၢထၢအကွဲးထီၣ်ထၢအတၢ်ကွၢ်တၢ်ဆးဒိၣ်ဝဲ.
Au-thōr'i-tā-tive, *a.* အိၣ်ဒိး authority; decisive,
 ထၢဆးဖိးတၢ်ခိၣ်ညီၣ်ဝဲတၢ်. See AUTHORITY.
Au-thōr'i-ty, *n.* power, dominion, အမိအကမိ, တၢ်
 ပာ်ထုာ်တၢ်; testimony, witness, တၢ်အုၣ်အသး;
 to have authority, ပာ်ထုာ်, အိၣ်ဒိးအမိအက
 မိ, အိၣ်ဒိးအခွဲး, အိၣ်ဒိးတၢ်အုၣ်အသး.
Au'thor-ize, *v. t.* တၢ်အမိအကမိ, တၢ်အခွဲး.
Au'thor-ship, *n.* author အထီၣ်တၢ်မၤ. See AU-
 THOR.
Au'to-bi-ōg'ra-pher, *n.* ပှၢထၢအကွဲးအပူၣ်ခဲဝဲ.
Au'to-bi-ōg'ra-phy, *n.* ထီၣ်တဘျီထၢပှၢထၢကွဲး
 ထီၣ်အဝှၢ်အကျိၣ်ခဲဝဲထၢအပှၢ.
Au'to-crāt, *n.* an absolute ruler, ပှၢထၢအအိၣ်ဒိး
 အမိအကမိထၢအခိၣ်ညီၣ်တၢ်ဖဲအသးခဲဝဲ.
Au'to-dā-fe', *n.* ပာ်ပာ်ခိၣ်ညီၣ်တၢ်အထုာ်အထုာ်ထၢ
 ဆးထီၣ်ကွၢ်ပှၢထၢအန့ၣ်ကမၣ်အီၤတဖၣ်ထၢခါအုၣ်ပှၢ.
Au'to-grāph, *n.* a person's own writing, အတၢ်
 ကွဲးထၢအစုၣ်ခဲဝဲ; an original manuscript,
 ထီၣ်ထၢအကမိကွဲးခဲဝဲထၢအစု.
Au'to-māt'ic, **Au'to-māt'ic-al**, *a.* self-acting,
 ထၢဆးဖိးဖဲးထၢအဟူးအဝဲထၢအမိအကမိခဲဝဲ.
Au-tōm'a-ton, *n.* ဝဲးတကလုာ်ထၢအဟူးအဝဲတၢ်
 အအိၣ်ဒိးအသးသမုအထီၣ်, တၢ်ဂိၣ်ထၢအမၤအသး

do, wōlf; fūrl, rŭde, pŭsh; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as z; x as gz; ŋ as in linger.

Awe, *n.* reverential fear, ထင်ရှားစွာတော်လှူ
ထိန်.—, *v. t.* မလှုံတော်, ခုလှူထိန်တော်.

Aw'ful, *a.* inspiring awe, ထာဝရစိန်စိမ်းစကထု
ကဏ္ဍိမ်းမလှုံပု၊ ကဏ္ဍိန်ထွန်, ကဏ္ဍိန်ထွန်; ugly,
တစ်တထထွန်, (vulgar).

A-while', *adv.* a short time, တစ်ခါ, တစ်ခါတစ်ရံ; for
sometime, အဆာအကတိန်တယ်တစ်ခါ.

Awk'ward, *a.* unskillful, clumsy, တမာထိတင်ထိ
ဆဲဆန်, တမာမူန်မလှုံတင်ထွန်, မှုန်တင်ထွန်တထွန်, စု
တထွန်တထွန်; ungraceful, uncouth, impo-
lite, အလှုံအထင်တစ်တထထွန်, အလှုံအထင်
ပှာတထွန်.

Awk'ward-ness, *n.* See **AWKWARD**.

Awl, *n.* ထေးထွန်.

Awn'ing, *n.* တင်ကုံးညှန်ထွန်တစားစိုစိုပု၊ တင်စိုစိုပု
အစို.

A-wr'y', *adv.* obliquely, ပဲဒ်စွာ, တထွာ, ပဲဒ်စွာ.

Äx or **Äxe**, *n.* ကွါ.

Äxe-head', *n.* ကွါခိ, ကွါအဲခိ.

Äx'i-om, *n.* a self-evident truth, တင်ကထိတင်
ထာပမုန်ပုတူစိရှါစိုတင်တထွန်ထိထာအစိုပဲထိပဲ.

Äx'is, *n.* ဝန်ခိ.

Äx'le, *n.* axletree, ဝန်ခိဝန်ခိ. See **AXIS**.

Äy, **Äye**, *adv.* yea, yes, ချန်, ပု.

Äye (ä), *adv.* always, ever, ထိဘိ, အထူအထိန်.

A-zöte', *n.* nitrogen, ဂန်(gas) တထထွန် ထာ တထွန်
ပှာထိထိထွန်. See **NITROGEN**.

Az'ure, *a.* sky blue, cerulean, မူစိုန်အထွန်ထိအဲ.

do, wölf; furl, rüde, push; e. i. o. silent; ç as s; çh as sh; ğ as ğ; ğ̄ as in ğet; s̄ as s; x̄ as gx; n̄ as in linger.

B

BAC

- Bāa, n. သိမီးခဲင်ထဲးထဲးကီးသိင်. See BLEAT.
- Bā'al, n. (ဘုဆူ) ဖုခံဂုဆာဒိဆကစာ.
- Bāb'ble, v. i. to speak inarticulately, ကတိတ ဝံင်တကျါ; to talk idly, prate, ကတိဒါဖါတါ, ကတိဒါကြိတါ, ကတိတါကလိကလိ. —, n. idle talk, chatter. See v. i.
- Bāb'bler, n. ဖုညိဒါကတိဒါဖါတါ. See BABBLE.
- Bābe, n. a baby, ဒိသင်ဒါနီ.
- Bā'bel, n. (ဘုဘ) ဝါတဖျာင်ဆမံဝဲလွါမေသတံင်ဘုင်ဖု ဟိင်ဒါဒိဆကလု. See ဝါ. ဝ: ၆; confusion of sounds, တါကလုင်သတံင်ဘုင်.
- Bab-oon', n. တးဆူးထိး.
- Bā'by, n. an infant, a babe. See BABE.
- Bi'by-ish, a. childish, မးဆသးဒိဆိးဆသိး.
- Bāc'ca-lgu're-ate, n. ဖုထာဆမာလိထံင်တါကုင်ထင် ကုင်သုဝံးမီးဆသရုင်ထုင်လိဒါထာထံင်တါပနီင် တ တုင်. See BACHELOR, 2d. def.
- Bāc'cha-nā'li-an, a. riotous, drunken, ထာဆ ဒါသိးမီးမုါမုါထုင်ကိဝံးမီးမးသိင်မးသဲတါ.
- Bāc'cha-nals, n. pl. drunken feasts, ပွဲမီးလိမီး ထာဖုဒါထုင်ကိသိးမီးမုါမုါထာဆပု.
- Bāch'e-lor, n. ဖုမိင်သင်ဒါထာဆမိင်တုင်မိင်ပွဲမီးတနု ဝိးထင်ဆမါ; one who has taken the first collegiate degree, ဖုထာဆမာလိထံင်တါကုင် တါဆးဝံးတုါဆမီးနုါထင်ထံင်ပနီင်ဆမိင်ထံးတဘုင်.
- Bäck, n. the upper or hinder part of an animal from the neck to the loins, ချာ, ချာဆံ, ဆပျါဆံ; the hinder part of a thing, ဆဆံ, တါဆပျါဆံ; the back of things having an edge, ဆကလု; backside, ထးဒါ, ချာခံ. —, v. t. to support, မးစာ, တုင်ဆဝံးဆထါ; to back a horse, မီးကသုင်. —, v. i. to back, go backwards, ဝုကုါဆလိခံ. —, a. in the rear, ထာထံင်ဆချာ. —, adv. ထာထံင်ခံ ကါ; to return back, ကုါကါတုါ.
- Bäck'bite, v. t. to traduce, ခဲင်သုခဲင်ဒါ, သဲဝံသိင်ကထာ.
- Bäck'gām-mon, n. တါလိင်ကွဲတကလုင်.
- Bäck'ground, n. ground in the rear, ဆလိထာ တါဆချာ; obscurity, ထာထာဆတဖျါဝုါဝုါထင်.

BAI

- Bäck'shish, Bäck'sheesh, n. Ind. a small present of money, တါမိင်ဒါထာထံင်, ထာထဲးဆင်*.
- Bäck'slide', a. to fall back, apostatize, ဝင်ခါလိ ဆဝံးဆထါထာထံင်ထါလွါဆပု, မီးပုင်*, သးဟးဂါ.
- Bäck'ward, adv. to go backward, ဝုကုါဆလိခံ; to fall backward, ထါကါခါချာ; in a contrary or reverse manner; as, to read backward, ဆကါထံင်. —, a. reluctant, averse, မးဝဲ ထာဆသးတဆိင်, ထာဆမာတစုင်; dilatory, ထာဆ မးတါထုဂုထုဂု, မးတါမိင်မိင်မိင်မိင်; dull of intellect, inapt, ထးဆာ, သးသဒုင်တဆိင်; behind in time, late, ဒါခိင်ထါထဲင်, ကချူးဆင်တါဆထာ ဆကတါထင်.
- Bā'con, n. pickled pork, ထိးညင်ထာပဖျါထာထံင်ထင် ဝံးမီးပဝင်ဆထိင်ဒါထာထုဆုရုင်ဆကျါ.
- Bād, a. evil, vicious, naughty, ဆာ, ဆဆာဆသိ; not good, တဂုါဆင်; diseased, ill, ဆါဝဲ, တဆုင်ထင်; bad-tempered, ဆသးတဂုါသးတဝါ, သးဆာဝဲ.
- Bādge, n. a mark, a token, တါပနီင်, တါမးနီင်.
- Bād'ger, n. နှံ, (ခွဲတုဝင်ကွဲ) ဆင်မိကိမိထာဆကုါဆ ဝါထါဝင်ထိုင်တကုင် ထိးတကုင်. —, v. t. to worry, pester, မးတံင်တံင်တါ.
- Bād'i-nāge, n. playful talk, တါကတိလိင်ကွဲ.
- Bād'ness, n. evil, wickedness, တါဆာ, တါတဂုါ.
- Bā'ffle, v. t. to defeat, hinder, ကုင်ဝဲဒါထိးကမးဟး ဝါပုါဝါဆတါကုင်, ကြိတါမး, မးတံင်တံင်တါမး.
- Bāg, n. a sack, ထာခါ; the udder, ဆင်မိကိမိဆနုါ. —, v. t. to put in the bag, စာနုင်ဆထာပုါ.
- Bāg'a-telle', n. a trifle, တါတမိင်တသိင်တါ, တါဆ ဘျူးတဆိင်; a game, ထာလိင်ကွဲတါတကလုင်.
- Bāg'gaḡe, n. ဖုထဲတါဆတါဝံတါထိး, တါခိင်တါခွါ, တါဆဆာဆဆိ; a low woman, a strumpet, ဆဲသရုင်.
- Bāgn'io (bān'yo), n. bath-house, တါထုင်ထံးစး; a brothel, a stew, ဆဲသရုင်သုင်ဆိင်ဆထံင်.
- Bāg'pipe, n. a musical instrument, (ဝုခါဆထုင် ဩဝုင်), ဆင်ဆးမီးပုါစကီးတထင်မီးပုါဆင်ရံင်မိဆိင် မီးဆထာင်ထာထာထါဆဂါ.
- Bāil, v. t. to liberate on security, မးထုင်ဖျဲဝဲထာပုါ

ā, ē, i, ō, ū, ȳ, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, läst, fall, whät; thère, vęil, tĕrm; pique; done, fôr,

Be-guile', *v. t.* to wheedle, deceive, လွဲကမ်းလွဲက
 ခါတင်, လိတင်, လိနုဂ်ဝါနုဂ်.
 Be-häl'f, *n.* benefit, account, interest, အစိး; as,
 pray in my behalf, ဆုနုဂ်တင်လာယစိး.
 Be-häve', *v. t.* to conduct one's self, ကြီးသား, ပင်
 သား, ဒုးရှင်ထိုင်သား; well-behaved, ကရုဇီတင်.
 Be-häv'ior, *n.* conduct, deportment, တင်ပင်ဆ
 သား, တင်ကြီးဆသား, အတင်ပံးတင်မာ, အတင်ကပ်ပဝေ.
 Be-head', *v. t.* ကျီကွပ်ဆခိပ်, ခိပ်ကွပ်ဆခိပ်.
 Bē'he-moth, *n.* (ဘိတမိန်) the river-horse, ကသွင်ထံ.
 Be-hēs't', *n.* command, တင်မာလိပ်, တင်ခိပ်တင်ထိ.
 Be-hīnd', *adv.* backward, ငါးလိပ်ခံ; remaining,
 အိပ်လိထပ်, အိပ်ခိး; not keeping up, ငှုတ
 ချား, အိပ်လိထပ်လားခံ, အိပ်တင်လားခံ.
 Be-höld', *v. i.* to look, see, ကွပ်, ကွပ်ကွပ်.
 Be-höld'en, *p. a.* obliged, နုဂ်တင်လာယမာစာတင်ဆ
 ဆိ; as, I am beholden to the teacher for
 my house, ဝနုဂ်ဝတင်လားသရပ်မာစာယထာဆဆိ.
 Be-hoof', *n.* advantage, တင်ဘျား, တင်ဆခိပ်ဆဆိ.
 Be-hoove', *v. t.* to be necessary to do, လိတင်,
 ကြားမာ, ဝါမာတင်မာ; as, it behooves you,
 တင်ထိထပ်နုဂ်, နုဂ်တင်မာ; as, thus it behooved
 Christ to suffer, ဘဉ်ဒိး. ငှုး. ၂၄း ၄၆.
 Bē'ing, *n.* (ဘိအိပ်) any living existence, တင်အိပ်,
 တင်အိပ်ခိးဆသားသမူ. —, *adv.* since, *Ols.*
 Bē it sō, a phrase of supposition; as, suppose it
 to be so, မှ်မာဆသားခိးနုဂ်ခိး; or of permis-
 sion; as, let it be so, မိဆကအိပ်ခိပ်ဝဲခိပ်နုဂ်တကွပ်.
 Be-lā'bor, *v. t.* to beat, တိဂ်နုးနုး, ခိးနုးနုး, ထိနုးနုး, ထိနုးနုး.
 Be-lāt'ed, *p. p.* to be behind the time, တချား
 ထပ်ဆဆာကတိဂ်, ဆဆာကတိဂ်တထာကွပ်.
 Be-laud', *v. t.* to praise, laud, ခံးထိပ်ပကြားခိပ်ခိပ်.
 Be-lāy', *v. t. Naut.* to fasten, အိပ်ကတိဂ်ဘိဆင်ပုံ.
 Bēlch, *v. i.* to raise wind from the stomach, က
 ထံထဲထိပ်လာကစုပူ. —, *v. t.* to eject violent-
 ly, သဖွိထိပ်ဆုန်ဆုန်. —, *n.* See BELCH, *v. i.*
 Bēl'dam, Bēl'dāme, *n.* grandmother, ဝံ; a hag,
 ပှုရပ်ပှုထာဆပင်ဆသားသဇုးသဗြးခိးလိရဂ်ဝဲ.
 Be-lā'guer, *v. t.* to besiege, သုးခိးခိးဆင်ခိးခိးအထိပ်.
 Bēl'fry, *n.* a bell-tower, ဓာလွဲအပလိပ် (အပျိပ်).
 Bē'li-al, *n.* (ဘိထာဆ) သားထာ, ပှုထာဆထာထိ.
 Be-lie', *v. t.* to falsify, ခံးကတျားကတျပ်ပှုထာဆတင်; to
 show to be false, ခံးဟားခိးပှုထာဆတင်ကတိဂ်.

Be-liēf', *n.* faith, credence, တင်နုဂ်, တင်စွပ်တင်နုဂ်; doc-
 trines believed, cred, တင်ခိပ်တင်ခိးလာပှုနုဂ်ဝဲ.
 Be-liēve', *v. t. and v. i.* နုဂ်ဝဲ, စွပ်ကုးနုဂ်ကုး.
 Be-liēv'er, *n.* ပှုထာဆနုဂ်, ပှုထာဆစွပ်ဘိနုဂ်တင်, ပှု
 ထာဆစွပ်ကုးနုဂ်ကုးခရ်. See BELIEF.
 Be-like', *adv.* perhaps. တင်တတင်, သွပ်သွပ်, သိခိပ်.
 Be-lit'tle, *v. t.* to make less morally, disparage,
 (rare), မာဆံးလိ, ကထိဆံးလိပှုထာဆလာကတိဂ်,
 မာခိထလာကတိဂ်ဝဲကဆံးလိဆသား.
 Bēll, *n.* နိပ်တိပ်ကျိပ်, ဓာလွဲ.
 Bēlle, *n.* ပှုရပ်ကနိးဆဆိဆထာ, မှ်ကနိးလာပှုကွပ်ဝါ.
 Belles-lēt'tres (bel-lēt'ter), *n. pl.* တသ့ထံသုထံ
 ဘဉ်ဆးခိး rhetoric, poetry, history, philol-
 ogy and criticism, which See.
 Bel-lig'er-ent, *a.* warring, ဘဉ်ဆးခိးသုး. —, *n.*
 ပှုဒုးသုးခိး, ကိဂ်ထာဆအိပ်ခိးတင်ဒုးသုးဒုးသိပ်.
 Bēll'-mouthed, *a.* bell shaped, တင်ဆခိပ်ထိးကကြါ
 ဝဲခိးခိးလွဲဆခိပ်ထိးဆသား.
 Bēll'low, *v. i.* ကျိဂ်အကြွပ်, ကထံအူတင်ခိပ်ဟူပ်ဟူပ်.
 Bēll'löws, *n.* ခိပ်, ဆိ.
 Bēll'y, *n.* the abdomen, တာဓာ. —, *v. t.* to
 swell out, bulge, ကဖာထိပ်, ကမိထိပ်.
 Bēll'y-āche, *n.* colic, တာဓာဆါ, တာဓာဆိးကဲး, ငှု
 ဓာပဆုး, သးပဆုး. (*Vulg.*)
 Bēll'y-ful, *n.* တာဓာကုး, တာဓာကတ. (*Vulg.*)
 Be-lōng', *v. i.* to appertain, တင်ဆး, တင်ဆုင်.
 Be-lōved', *a. p.* greatly loved, dear, ထာဆတပ်ပ
 သား, လာပသားကွဲ. —, *n.* ပှုထာပဆင်အိး, သးဘိ.
 Be-lōw', *adv. and prep.* beneath, ထပ်, မိထပ်; the
 ground under and near the house, ကိပ်ထပ်ခု.
 Bēlt, *n.* a girdle, ထိဂ်ကတိဂ်, ထိဂ်ခိပ်ပုံ, တင်ကျိ, တင်
 ကျိတူင်; a circle, တင်ကတိဂ်.
 Be-mīre', *v. t.* to drag in the mire, မာထပ်ဆာ
 ထာကပိပ်, လိထာကပိပ်ကျိ.
 Be-mōan', *v. t.* to lament, bewail, ကဆိပ်ကဆုး,
 ကဆုကဆဲ, ကဆုကစွါ, ကဆုကဆါ.
 Bēnch, *n.* a long stool, ထိဆုန်နိးဖးထိပ်, သးထိဆုန်
 နိး; the seat of justice, ပှုစံင်ညိပ်ကျိအထိ
 ဆုန်နိး; the court, ပှုစံင်ညိပ်ကျိ.
 Bēnd, *v. i.* to crook, ကွပ်, ကွပ်ကိပ်, ကွပ်ကျိ, လိကကျိ;
 to bend down in the middle, ကွပ်ကကျိ; to
 stoop, bow, ကွပ်ကုး; to hang over, ကွပ်
 သကုး; to curve, ကွပ်ကျိ, ကွပ်စွ. —, *v. t.*

do, wōlf; fūr, r, ūde, p, ūsh; e. i. o. silent; ç as s; çh as sh; ĝ as ĝ; ġ as in ġet; ſ as z; x as gz; ŋ as in linger.

သဝံင်,သဝံင်ထီင်သဝံင်ထီ; to bend the knee,
 ချဲ့ထီထေခိင်; to bend the body, as in wor-
 ship, ဆူးထီခိင်,မိင်ထီခိင်.——, *n.* a turn, a
 crook, တၢ်ကွၢ်ဆၢ လှဲင်ကလှဲင်.
 Be-nēath', *prep & adv.* under, လၢထေခိင်; as,
 beneath the ground, လၢထီင်ခိင်ထေ.
 Bēn'e-dic'tion, *n.* a blessing, တၢ်ဆိင်ဂုၤတၢ်ဆိင်ဝါ.
 Bēn'e-fac'tion, *n.* a benefit, a gift, တၢ်မၤဘျးမၤ
 ဖိင်,တၢ်ထွၢ်ဘျးထွၢ်ဖိင်.
 Bēn'e-fac'tor, *n.* ဟ့ၢ်ဘျးထွၢ်ဖိင်တၢ်,ဟ့ၢ်ထေခိင်မၤ
 ဝါတၢ်ထေခိင်မၤ.
 Bēn'e-fi-ce, *n.* a church living, တၢ်ဆိင်ဖိင်ထေခိင်
 ခိင်ခိင်ထေခိင်ထေခိင်ထေခိင်.
 Bēn'e-fi-ced, *a.* ထီင်ခိင် benefice, ထေခိင်ထေခိင် ben-
 efice.
 Be-nēf'i-cence, *n.* benevolence, တၢ်မၤဘျးမၤဖိင်
 ဟ့ၢ်တၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-nēf'i-cent, *a.* ညီန့ၢ်မၤဝါတၢ်ထေခိင်ထေခိင်,ထီင်ခိင်
 ထေခိင်ထေခိင်ထေခိင်ထေခိင်. See BENEVOLENT.
 Bēn'e-fī'cial, *a.* advantageous, ထေခိင်ထေခိင်,ညီန့ၢ်
 ဟ့ၢ်ဘျးထွၢ်ဖိင်,ထီင်ခိင်ထေခိင်ထေခိင်ထေခိင်.
 Bēn'e-fī'ci-a'ry, *n.* one receiving aid, ဟ့ၢ်ထေခိင်
 မိးန့ၢ်ဝါတၢ်ထေခိင်ထေခိင်ထေခိင်,ဟ့ၢ်ထေခိင်
 ဟ့ၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Bēn'e-fit, *n.* a favor, တၢ်ဘျးတၢ်ဖိင်,တၢ်ဝါထေခိင်,
 တၢ်မၤဝါတၢ်ထေခိင်ထေခိင်.——, *v. t.* မၤဘျးမၤဖိင်
 တၢ်,မၤဝါတၢ်ထေခိင်ထေခိင်.——, *v. i.* န့ၢ်ဘျး.
 Be-nēv'o-lence, *n.* good will, kindness, သ့ၢ်ဝါ
 သးထေခိင်,တၢ်ဆၢန့ၢ်တၢ်ထေခိင်ထေခိင်ထေခိင်.
 Be-nēv'o-lent, *a.* kind, beneficent, ထေခိင်ထေခိင်
 မၤဝါဟ့ၢ်,ထေခိင်ထေခိင်ထေခိင်; as, a benevolent per-
 son, ဟ့ၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်; a benevolent
 thing, တၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်,တၢ်မၤဝါထေခိင်ထေခိင်.
 Ben-gal'ee, Ben-gal-ese', *a.* (ဘုၣ်ဂီၤထီ) ထေခိင်ထေခိင်
 ထီၢ်ဘုၣ်ဂီၤ.——, *n.* ဟ့ၢ်ဘုၣ်ဂီၤ.
 Be-night'ed, *a.* overtaken by night, ခုၢ်ထီၣ်,ခုၢ်
 ခံးန့ၢ်ဟ့ၢ်; to be in moral darkness, ထီင်ခိင်ထေခိင်
 သ့ၢ်ခံးထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-nīgn', Be-nīg'nant, *a.* kind, gracious, gen-
 erous, သ့ၢ်ဝါထေခိင်ထေခိင်ထေခိင်ထေခိင်,တၢ်ထေခိင်ထေခိင်
 ဟ့ၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-nīg'ni-ty, *n.* benevolence. See BENIGN.
 Bēn'ja-min, *n.* သ့ၢ်တထေခိင်. See BENZOIN.

Bēnt, *n.* a curve, a flexure, တၢ်ကွၢ်,တၢ်ကွၢ်ကျိ,
 တၢ်ကွၢ်ကျိ; inclination, bent of mind, bias,
 သးထီၣ်,ထေခိင်ထေခိင်,မိင်န့ၢ်ထေခိင်.——, *p. p.* ကွၢ်,
 ထေခိင်ထေခိင်; to be bent on, ပ်ဆူၢ်ထေခိင်.
 Be-nūmb', *n.* to stupefy, ကကိ,ကကိပဝံ,ကဆူၢ်.
 Ben-zoin', *n.* benjamin, သ့ၢ်ထေခိင်ထေခိင်ထေခိင်,
 ဟ့ၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-praise', *v. t.* to praise highly, ခံးပတြၢ်ဖိင်ဖိင်.
 Be-queath', *v. t.* to will, တၢ်ကွၢ်တၢ်န့ၢ်ထေခိင်,
 ဟ့ၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-quest', *n.* a legacy, တၢ်န့ၢ်ထေခိင်,တၢ်ထေခိင်ထေခိင်.
 Be-rāte', *v. t.* to chide, scold, ကထီၣ်ပထံၣ်, ကထီၣ်
 ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-rēave', *v. t.* to take from, ထေခိင်ထေခိင်ထေခိင်ထေခိင်,
 ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-rēave'ment, *n.* တၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Bēr'ga-mūt, *n.* a species of pear, တၢ်ထေခိင်ထေခိင်
 ထေခိင်ထေခိင်ထေခိင်ထေခိင်; a species of perfume, တၢ်န့ၢ်ထေခိင်ထေခိင်ထေခိင်.
 Bēr'ry, *n.* (ဘုၣ်ရံၤ) a small, seedy fruit, တၢ်ထေခိင်ထေခိင်
 ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Bērth, *n.* a ship's place at anchor, ထေခိင်ထေခိင်ထေခိင်ထေခိင်,
 a bed placed at the side of
 a cabin, ထေခိင်ထေခိင်ထေခိင်ထေခိင်; an official situ-
 ation, a place, တၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Bēr'yl, *n.* (ဘုၣ်ရံၤ) a precious stone, တၢ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-seech', *v. t.* to implore, ကညး,ဟ့ၢ်ကညး.
 Be-seem', *v. t.* to become, ထေခိင်ထေခိင်ထေခိင်ထေခိင်,
 Be-sēt', *v. t. Fig.* to waylay, မိးထေခိင်ထေခိင်ထေခိင်ထေခိင်,
 မိးထေခိင်ထေခိင်ထေခိင်ထေခိင်; to harass, perplex, မၤထေခိင်ထေခိင်.
 Be-shrew', *v. t.* to execrate, ဆိင်,ခံးထေခိင်ထေခိင်ထေခိင်.
 Be-side', *prep.* by the side of, ထေခိင်ထေခိင်ထေခိင်ထေခိင်,
 စၢၤ; beside one's self, ဟ့ၢ်,ထေခိင်ထေခိင်ထေခိင်ထေခိင်;
 aside from, စၢၤထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-sides', *adv. and prep.* more than, ထေခိင်ထေခိင်ထေခိင်ထေခိင်,
 ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-siege', *v. t.* to beset, စၢၤထေခိင်ထေခိင်ထေခိင်ထေခိင်. See BELEAGUER.
 Be-smear', *v. t.* to soil, မၤထေခိင်ထေခိင်ထေခိင်ထေခိင်. See BEDAUB.
 Bēs'om, *n.* a broom, နီၣ်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-sūt', *v. t.* ထေခိင်ထေခိင်ထေခိင်ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-spān'gle, *v. t.* to spangle, bestud, မၤထေခိင်ထေခိင်
 ထေခိင်ထေခိင်ထေခိင်ထေခိင်.
 Be-spāt'ter, *v. t.* to spatter, ခုၢ်ထေခိင်ထေခိင်,ခုၢ်ထေခိင်ထေခိင်

ä, ä, î, ô, ü, y, long; ä, è, î, ö, ü, y, short; cäre, fär, läst, fall, what; thäre, veil, tärn; pique; done, för,

အထောက်အလှယ်။

- Be-spēak', *v. t.* to speak for beforehand, ကတိ
ဟံစားဝဲထားကန့်တက်တမ်းမိစားစိ;
to forebode, ထဲဟံစားတက်ကမေးသေးမိ
ဆိန်ခွေးစေရၤ။
- Be-sprink'le, *v. t.* to sprinkle over, ဖွဲတီ
ခွေးစေရၤ။
- Bēst, *a.* most excellent, အဂုဏ်တီ, အဂုဏ်
တီ။
- Be-stain, *v. t.* to mark with stains, ခိန်
ဆိန်ခွေးစေရၤ။ See STAIN.
- Be-stēad', *v. t.* to benefit, assist, မတီ
ခွေးစေရၤ။; to accommodate, တင်
တက်အံ့တီ။ See ရှိ. ဝ. ၂၁။
- Bēs'tial, *a.* animal, တင်ဆိန်ခွေးစေရၤ
; brutal, beastly, vile, ခိန်ခွေးစေရၤ
ဆိန်ခွေးစေရၤ။
- Bes'tial'i-ty, *n.* တက်ဆိန်ခွေးစေရၤ
ဆိန်ခွေးစေရၤ။
- Be-stīr', *v. t.* ခိန်ခွေးစေရၤ, မတီ
ခွေးစေရၤ။
- Be-stōw', *v. t.* to give, confer, တင်
တက်ခွေးစေရၤ; to give in marriage,
တင်တက်ခွေးစေရၤ; to store up, ဟံ
ခွေးစေရၤ, ဟံခွေးစေရၤ။
- Be-stōw'al, Be-stōw'ment, *n.* a giving,
disposal, တင်တက်ခွေးစေရၤ။ See
BESTOW.
- Be-strād'dle, *v. t.* to bestride, ဆိန်
ခွေးစေရၤ။ See BESTRIDE.
- Be-strew', *v. t.* ဖွဲတီခွေးစေရၤ; အ
ဆိန်ခွေးစေရၤ, to bestrew the
ground with leaves, ဖွဲတီခွေးစေရၤ
ထံဆိန်ခွေးစေရၤ။
- Be-stride', *v. t.* to stride over, ဆိန်
ခွေးစေရၤ; to pass over at a step,
ခါကဟံတီ။
- Be-stūd', *v. t.* See BESPANGLE.
- Bēt, *v. t.* to wager, stake, တက်,
တက်ဆိန်ခွေးစေရၤ။; *n.* a
wager, တက်ထံဆိန်ခွေးစေရၤ,
တက်ထံဆိန်ခွေးစေရၤ။
- Be-tāke', *v. t.* (one's self to), to resort
to, ဂုဏ်မတီတီဆိန်ခွေးစေရၤ,
ညီန့ၤမတီ။
- Bē'tel (bē'tl), *n.* the areca palm, သဘျု
ခွေးစေရၤ။
- Bē'tel-box, *n.* အဲဆိန်ခွေးစေရၤ,
တက်ခွေးစေရၤ။
- Bē'tel-lēaf, *n.* သဘျုခွေးစေရၤ။
- Bē'tel-nūt, *n.* the areca nut, သဲဆိန်
ခွေးစေရၤ။
- Be-thīnk', *v. t.* to recollect, သ့ၤ
ခွေးစေရၤ။
- Be-tide', *v. t.* to befall, တင်
တက်ခွေးစေရၤ; *v. i.* to happen,
မတီဆိန်ခွေးစေရၤ။
- Be-time', Be-timēs', *adv.* early, ဝီ
ခွေးစေရၤ, ဝီခွေးစေရၤ, တက်
တက်ခွေးစေရၤ; seasonably, တင်
တက်ဆိန်ခွေးစေရၤ; soon, တင်
တက်ဆိန်ခွေးစေရၤ, တင်တက်
ဆိန်ခွေးစေရၤ။

- Be-tō'ken, *v. t.* to indicate, တင်
တက်ခွေးစေရၤ, တင်တက်ခွေးစေရၤ,
ခွေးစေရၤ။
- Be-trāy', *v. t.* to deliver up, တင်
တက်ခွေးစေရၤ; to divulge, disclose,
ကတိခွေးစေရၤ; to mislead,
ဘျုခွေးစေရၤ။
- Be-trāy'al, *n.* the act of betraying,
တင်တက်ခွေးစေရၤ။ See BETRAY.
- Be-trūth', *v. t.* to assist in match
making, တဆိန်ခွေးစေရၤ; to
espouse, ဆိန်ခွေးစေရၤ။ See မိ.
၂၀: ၃။
- Be-trūth'al, Be-trūth'ment, *n.* See
BETROTH.
- Bēt'ter, *a.* preferable, ဝီတက်
ခွေးစေရၤ; improved in health,
တင်တက်ခွေးစေရၤ; *v. t.* မတီ
ခွေးစေရၤ, မတီခွေးစေရၤ။
—, *n.* a superior, ဝီတက်
ခွေးစေရၤ။
- Be-tween', Be-twixt, *prep.* အ
ဆိန်ခွေးစေရၤ, အဆိန်ခွေးစေရၤ;
shared by two, သတီဆိန်ခွေးစေရၤ,
တက်ခွေးစေရၤ။
- Bēv'el, *n.* a slant, ခွေးစေရၤ,
တင်တက်ခွေးစေရၤ; *v. t.* to cause
to slant, မတီခွေးစေရၤ, *v. i.*
to slant, ဆိန်ခွေးစေရၤ။
- Bēv'er-age, *n.* drink, တင်
တက်ခွေးစေရၤ။
- Bēv'y, *n.* a company, တက်
တက်ခွေးစေရၤ, တက်တက်
ခွေးစေရၤ။
- Be-wail', *v. t.* to lament, တင်
တက်ခွေးစေရၤ; to bewail the dead,
တင်တက်ခွေးစေရၤ။
- Be-wāre', *v. t.* to take care, ဝီ
ဆိန်ခွေးစေရၤ; to shun with care,
avoid, ဝီဆိန်ခွေးစေရၤ. *Obs.*
- Be-wil'der, *v. t.* to perplex, confuse,
မတီဆိန်ခွေးစေရၤ, မတီဆိန်
ခွေးစေရၤ, မတီဆိန်ခွေးစေရၤ, မတီ
ဆိန်ခွေးစေရၤ။
- Be-witch', *v. t.* to affect by witchcraft,
တင်တက်ခွေးစေရၤ, မတီဆိန်
ခွေးစေရၤ, မတီဆိန်ခွေးစေရၤ, မတီ
ဆိန်ခွေးစေရၤ။
- Be-wrāy', *v. t.* to expose, disclose,
မတီဆိန်ခွေးစေရၤ။ See BETRAY.
- Be-yönd', *adv.* further onward than,
တင်တက်ခွေးစေရၤ; to go beyond,
ထဲတက်ခွေးစေရၤ, ထဲတက်
ခွေးစေရၤ; on the further side,
ထဲတက်ခွေးစေရၤ, ထဲတက်ခွေးစေရၤ,
ထဲတက်ခွေးစေရၤ; beyond propriety,
ထဲတက်ခွေးစေရၤ; more than,
ထဲတက်ခွေးစေရၤ။
- Bi'as, *v. t.* မတီဆိန်ခွေးစေရၤ,
မတီဆိန်ခွေးစေရၤ; to cause to lean
to one side, မတီဆိန်ခွေးစေရၤ,
မတီဆိန်ခွေးစေရၤ. —, *n.* a leaning
of the mind, bent, inclination,
တင်တက်ခွေးစေရၤ, တင်တက်
ခွေးစေရၤ။
- Bib, *n.* တက်တက်ဆိန်ခွေးစေရၤ,
တက်တက်ဆိန်ခွေးစေရၤ, တက်
တက်ဆိန်ခွေးစေရၤ။
- Bi-bā'ciouš, *a.* addicted to drinking,
ညီန့ၤမတီ

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as z; x as gz; ñ as in linger.

Bil'let, *n.* သွန်မှန်ခွံ, ဆိန်မှန်; a short letter, လိပ်တံ
 လွှဲဖိတဘွန်. —, *v. t.* နှိုးဖူးသူးဖိကတိန်ဖဲအလီဝ်.
 Bil'let-doux (bil'le-doo), *n.* a love note, လိပ်တံဆဲး.
 Billiards, *n. pl.* တံလိပ်ကွဲတံဖျာန်သထာန်တကလုန်.
 Bil'low, *n.* a large wave, ထာ, လစီ; as, the bil-
 lows roll, ထာ or လစီခိန်ခိန်.
 Bi-mä'noüs, *a.* တံအိန်ခိးအစုခိန်ပုကထီအသိး.
 Bin, *n.* a box or crib, ဖိ, ခိန်, တံလံပစ၊ ခွန်ဘုဖိယု
 ဖိတံတံဆိတ်တံဆိတ်ထာပူ.
 Bi'na-ry, *a.* in pairs, ခံပံ, တစီ, အိန်သထဲခံပံ.
 Bind, *v. t.* to tie together, စာဆင်, ဆုဆင်, အိန်ဆင်;
 to bind round, ဘိ ဆင်; to put on a border,
 ခုထီခိန်ခိန်; to confirm, ratify, မစိန်မကျာ
 တံ, ဆဲးလီအစံ; to bind a book, ဆဲးကုထီကု.
 Bind'er, *n.* book-binder, ပုဆဲးထီအကု.
 Bind'er-y, *n.* တံအထီခိန်ဖဲပုဆဲးထီကုထာပူ.
 Bind'ing, *a.* obligatory, ထာပဘန်မ၊ ထာပပုဖျဲးအိ
 တသ့တန့်. —, *n.* တံဆိတ်ဆင်, တံအိန်ဆင်; the
 binding of a book, လိပ်အကု.
 Bin'na-cle, *n.* ဖားထာပဝင်ခိသွန်ဂိးခိးခွန်အုဒါထာပူ.
 Bi-nöc'ü-lar, *a.* အိန်ခိးအစိန်ခွန်တိန်; adapted to
 two eyes, ခိန်ခိန်ခိန်ခိးအကျိခံကျိခံကျိ.
 Bi-nöm'i-nal, Bi-nöm'i-noüs, *a.* အိန်ခိးအစံခံပံ.
 Bi-ögr'a-pher, *n.* ပုထာအလွဲးဖျိထီကုပုတဂါဂါ
 အဂုအဖိခိန်ခိန်. See BIOGRAPHY.
 Bi'o-graph'ic, Bi'o-gräph'ic-al, *n.* ဘန်ဆဲးဖိ bio-
 graphy.
 Bi-ögr'a-phy, *n.* the history of a life, လိပ်လွဲးပ
 ခိန်ဆင်ပုတဂါဂါ အဂုအဖိခိန်ခိန်အိတ်တဘွန်.
 Bi-pä'rouis, *a.* ထာအစုထီအဖိခိန်ခိန်တဘွန်.
 Bi-pär'tite, *a.* in two parts, တံနှိုးဖူးလီအသးခံ
 ခိ, တံခိန်ခိန်အသးတစီတကပပပ.
 B'iped, *n.* two-footed, တံထာအစိန်ခိးအစိန်ခိန်.
 B'ipen'nate, *a.* two-winged, အစးဆုအိန်ခိန်.
 B'ipët'al-ous, *a.* Bot. ဖိးအထီခိန်ခိန်.
 Bi-quad'rate, *n.* (ထာကွဲးခြံ). *Math.* 4th power,
 ကဲထီခိန်ထာပဝင်ခိထီခိန်ခိန်ခိန်တံထာအကစိန်ခိန်
 ထာပုဖိးအစုထီခိန်ထာပစထာ, ဖိးစထာအိန်ခိန်ခိန်
 ထာထီခိန်ထာထာအကစိန်ခိန်ခိန်ခိန်ခိန်, $၄ \times ၄ = ၁၆$
 ဖိး ၁၆ အံ့မုာ် ၄ အစထာ, ဖိး $၁၆ \times ၁၆ = ၂၅၆$ ဖိး
 ၂၅၆ အံ့မုာ် ၄ အထဲကွဲးခြံ.
 Birch, *n.* သွန်တကလုန်အစံ.
 Bird, *n.* ထိန်; bird-bolt, ဖိ အု တံဂါ အဂု.

Bird-cage, *n.* ထိန်ကြဲ.
 Bird-lime, *n.* ခဲ, ခဲထာပ ဖိးထီ.
 B'ird's'-eye, *a.* seen at a glance, ထာအကွါ တံတ
 ထီတံတံ, ကွါ တံတံ; as, a bird's-eye
 view, တံထီခိန်ထီထီထီထီထီထီထီ.
 B'irds'nest, *n.* ထိန်အသ့.
 B'irth, *n.* the act of being born, တံအိန်ဖျိန်, တံဆဲး
 စါ; lineage, အစာအသ့.
 B'irth'däy, *n.* တံအိန်ဖျိန်အနံ.
 B'irth'pläce, *n.* တံအိန်ဖျိန်ထီထီ.
 B'irth'right, *n.* တံတံထီထီထီထီထီထီထီထီ.
 B'is'cuit (-kit), *n.* ကိန်ကဘွန်ဖိထာအကုကိန်.
 Bi-sëct', *v. t.* to divide into two parts, တိသွန်ခဲ
 ခိ, ကျိသွန်ခဲခိ, ခိန်သွန်ခဲခိ, ကုသွန်ခဲခိ.
 B'ish'op, *n.* an overseer, ပုကွါတံဖိးပဘန်တံတဂါ.
 See ၁၃၈. ၂: ၂၈. ထာအိန်ခိန်ခိန်ခိန်ခိန်ခိန်
 အထီ bishop ခွန်သရန်ခိန်ခိန်.
 B'ish'op-ric, *n.* အထီထာအရန်ကွါတံဖိးခိန်ပဘန်.
 B'is'muth, *n.* a kind of metal, ထာတကလုန်အထီ
 ဝိဂါဝိဘိ, ဝိလီကိးထာကြဲ.
 B'ison, *n.* တံဘိနာ, ထါခဲ, ကျိခဲတကလုန်.
 Bis-sëx'tile, *n.* leap year, နိန်ခိန်ကပင်, နိန်ထာအနံ
 အထီထီတနံ, အထီထီခိန်ခိန်ခိန်ခိန်ခိန်ခိန်တဘွန်.
 —, *a.* pertaining to leap year, ဘန်ဆဲး
 ဖိးနိန်ခိန်ကပင်.
 B'is'tou-ry, *n.* ကသိန်သရန်ခိန်ခိန်တံတကလုန်.
 Bit, *n.* a small piece, တံအကုအစီ, တံအထီခိန်အစု,
 တံတဲး, တံတံဆဲးတကု; the point of a borer,
 ထာပုခိန်အကနိန်; the iron part of a bridle, ထ
 သွန်အထးအစု. —, *v. t.* ခုးအစု ထီခိန်က သွန် အ
 ထး. *imp. & p. p.* of bite. See BITE.
 Bitch, *n.* a female dog, a slut, ထွန်ဖိ.
 Bite, *v. i. and v. t.* အစု. —, *n.* တံအစုတံ; a
 wound made by the teeth, တံအစုတံအစုပူ
 ထီ; a mouthful, တံအစုတံ; as, give me a
 bite of bread, အစုထာထာကိန်တံအစုတံဖိ.
 B'it'ter, *a.* ခပ်; harsh, as bitter words, တံကထီ
 အခပ်, တံကထီထာအထာအစုဘန်ပသး.
 B'it'ter-ish, *a.* ခပ်ခပ်, ခပ်ခိန်ခိန်ဆဲးဆဲး.
 B'it'ter-ness, *n.* တံခပ်. —, *Fig.* distress; as,
 bitterness of soul, တံသွန်အုးသးအုး; anger,
 severity, တံသးခိန်, တံသးအစု.
 B'it'ters, *n. pl.* ကသိန်ခိန်ထံ.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as ; ġ as in ġet; ſ as s; x as gz; n as in linger.

Bléat, *v. i.* to cry as a sheep, ကိးသိပ်၍သိအသိး။
 —, *n.* bleating, သိကိးသိပ်တံ။

Bleed, *v. i.* to lose blood, သွ်ဉ်ထီၣ်; to die a violent death, ထၣ်တံမာသံဇီၤ; to lose sap or juice by exudation, သွ်ဉ်ထုးထထံထီၣ်, ထထုးထီၤစီၤ။
 —, *v. t.* to let blood, ဆဲးထူဟံၣ်သွ်ဉ်။

Blém'ish, *v. t.* to mar, မဟးဂီၤတံၢ်ထက့ၢ်ထဂီၤထစံထထထီၣ်ဗိၣ်ဆဲးဆဲး; to injure, as reputation, မဟဘိတဂုထၣ်တခဲၤခဲၤသတးဒီးထထထီၣ်ကတိးဆဲးထီၤစ့ၤထီၤ။ —, *n.* a scar or defect, တံၢ်မဟဟးဂီၤထက့ၢ်ထဂီၤထစံထထထီၣ်ဗိၣ်ဆဲးဆဲး; that which impairs reputation, တံၢ်ထထထီၣ်တဂုထၣ်အခိၣ်အဆိၣ်ထထထီၣ်ကတိးဆဲးထီၤစ့ၤထီၤ။

Blénch, *v. i.* to shrink back, as from fear, ထာတံၢ်ပျံၤထစံထဂုထုးထထထီၣ်။

Blénd, *v. i.* to mix, mingle, ကျိၣ်ကွဲၣ်, ဟါဃုၣ်။

Bléss, *v. t.* ဆိၣ်ဂုထုးထီၣ်တံၢ်; to make happy, ဒုးဒုၣ်ထၣ်တံၢ်တံၢ်တံၢ်; to invoke a blessing on, ဗုတံၢ်ဆိၣ်ဂုထုးထီၣ်; to praise with thanksgiving, ဖဲးထီၣ်ပတြာၤပုၤထထထီၣ်တံၢ်တံၢ်; to bless God, ဖဲးထီၣ်ပတြာၤပုၤ။

Bléss'ed-ness, *n.* happiness, beatitude, တံၢ်တံၢ်တံၢ်တံၢ်, တံၢ်အိၣ်ခိၣ်ခိၣ်ခိၣ်, တံၢ်ပုၤဖျဲးဒီးတံၢ်ကိတံၢ်ခဲ, တံၢ်အတံၢ်ထီ, တံၢ်ဒဲးတုၢ်ဒဲးသးခဲထာၣ်။

Bléss'ing, *n.* a benediction, တံၢ်ဆိၣ်ဂုထုးထီၣ်တံၢ်, တံၢ်မာခုၣ်မာခုၣ်ပုၤ; a gift, a favor, တံၢ်မာထုးမာဖျိၣ်ပုၤ။

Blight, *v. t.* to blast, frustrate, မဟဟးဂီၤ, မသိၣ်သွဲးတံၢ်, ထီၤထီၣ်ကွဲၣ်, ထီၤပထုးကွဲၣ်; as, to blight one's prospects, မဟဟးဂီၤထထထီၣ်တံၢ်ထီၣ်ထီၣ်။ —, *n.* See BLIGHT, *v. t.*

Blind, *a.* without sight, မဲၣ်ထီၣ်; dark in intellect, ignorant, သွ်ဉ်ခဲးသးခဲး, သးထမဲၣ်ထီၣ်; obscure, တဖျါထၣ်, တထီၤတံၢ်ထီၣ်။ —, *v. t.* မာထီၣ်ကွဲၣ်အမဲၣ်; to obscure to the eye, ကၣ်သစာမဲၣ်; to darken the understanding, မခဲးပသုၣ်ပသး, မဟဟးဂီၤပတံၢ်ကုၣ်ထၣ်ကုၣ်သ့။ —, *n.* a screen, တံၢ်ထုးသစာမဲၣ်, တံၢ်သမိမဲၣ်, တံၢ်အိၣ်သစာမဲၣ်; a false pretence, တံၢ်ထီၣ်တံၢ်, တံၢ်မာထုးထထထီၣ်တံၢ်။

Blind'fold, *v. t.* to cover the eyes, ကးထာမဲၣ်ထီၣ်။ —, *a.* See BLINDFOLD, *v. t.*

Blind'ness, *n.* want of sight, တံၢ်အမဲၣ်ထီၣ်; ignorance, တံၢ်ထထထီၣ်။

Blink, *v. i.* to wink, ဖျဲးဆဲးမဲၣ်, ဖျဲးဆဲးမဲၣ်စူးထဲးစူးထဲး; to see obscurely with the eyes half shut, ကွဲၣ်တံၢ်ဖျဲးထဲးဖျဲးစီၣ်။ —, *v. t.* to evade, ပဒုၣ်တးဆဲး။

Bliss, *n.* happiness, felicity, တံၢ်ခုၣ်တံၢ်ခုၣ်, တံၢ်ခုၣ်တံၢ်ပဟး; heavenly bliss, မုၣ်ဗိၣ်တံၢ်ခုၣ်။

Bliss'ful, *a.* very happy, joyful, ထာပွဲၤဒီးတံၢ်ခုၣ်တံၢ်ပဟး, ထာပွဲၤဒီးတံၢ်သုၣ်ခုၣ်သးခုၣ်။

Blis'ter, *n.* ဝဲးကမိ, တံၢ်ကမိ; a blistering plaster, ကသံၣ်မုၣ်ဗုၣ်, ကသံၣ်ကွဲးထာထထထီၣ်ပဝဲး။ —, *v. i.* ကမိထီၣ်။ —, *v. t.* ဒုးကမိထီၣ်။

Blithe, **Blithe'some**, *a.* gay, sprightly, merry, သွ်ဉ်ဖွံးညီ, သွ်ဉ်မိၣ်သးဝဲး, သးခုၣ်။

Blōat, *v. i.* to puff up, swell, ကာ, ဇာ, ကဇာ, ကဇာထာ, ကမိ; be vain, proud, ပၣ်ထထထီၣ်ကဇာထာ။

Blöck, *n.* တံၢ်ကိၣ်ထီၣ်; a block of wood, သုၣ်ကွဲးကွဲး, သုၣ်ကွဲးထီၣ်, သုၣ်ကိၣ်ထီၣ်; a block of stone, ထာၢ်အခိၣ်ထီၣ်; the block of a pulley, တံၢ်ထုးပျံၤထမဲး; an obstacle, a hindrance, တံၢ်အိၣ်ခိၣ်တံၢ်။ —, *v. t.* to obstruct, တဖျိၣ်, တဖျိၣ်မဲၣ်; as, to block up a passage, ကုၣ်တဖျိၣ်တံၢ်တံၢ်ကွဲး။

Block-ade', *v. t.* စီၤတရဲးမဲၣ်, မာတံၢ်မဲၣ်, မာမဲၣ်ထာကတိတဖၣ်, မုတမုၣ်ထၣ်ထာသးဖိတဖၣ်။ —, *n.* တံၢ်စီၤတရဲးမဲၣ်, တံၢ်မာတံၢ်မဲၣ်, တံၢ်မာမဲၣ်မဲၣ်။

Blöck'-head, *n.* a dunce, ပုၤထထထီၣ်ကုၣ်တံၢ်ဆဲးတအိၣ်။

Blöck'-tin, *n.* ပုၣ်ဝါအိၣ်ခိၣ်ဒီးထထထီၣ်ထီၣ်။

Blöndə, *n. Fr.* a fair person, ပုၤထထထီၣ်ဒီးထထထီၣ်သုၣ်ခွဲၣ်ထီၣ်ထဲး, ထထထီၣ်ထီၣ်ဒီးထထထီၣ်ထီၣ်ထီၣ်ထီၣ်။

Blönd'-lāçe, *n.* a fine silk lace, တံၢ်ဝါထုးထထထီၣ်။

Blöod, *n.* သွ်ဉ်; kindred, အထုးထထထီၣ်တံၢ်တံၢ်။

Blöod'-guilt'i-ness, *n.* the crime of murder, တံၢ်ကမိၣ်ထထထီၣ်ထထထီၣ်ပုၤထထထီၣ်။

Blöod'-heat, *n.* တံၢ်ကိၣ်ထထထီၣ်ထထထီၣ်ဒီးပသုၣ်။

Blöod'-hound, *n.* ထွံၣ်ထထထီၣ်ထထထီၣ်တံၢ်ထထထီၣ်။

Blöod'-less, *n.* without blood, ထထထီၣ်တအိၣ်; without blood-shed, တံၢ်မာသံပုၤထထထီၣ်ထထထီၣ်။

Blöod'-lét'ting, *n.* venesection, တံၢ်ဆဲးထူဟံၣ်သွ်ဉ်။

Blöod'-re-lā'tion, *n.* ပုၤဒီးထထထီၣ်ထထထီၣ်တံၢ်တံၢ်။

Blöod'shéd, **Blöod'-shéd'ding**, *n.* murder, တံၢ်မာသံပုၤထထထီၣ်။

Blöod'-shöt, *a.* inflamed, as the eyes, မဲၣ်ခွဲၣ်ထီၣ်။

Blöod'-stōne, *n.* ထာၢ်ဂုၤ, ထထထီၣ်ထထထီၣ်ထထထီၣ်ထထထီၣ်ထထထီၣ်။

Blöod'-sück'er, *n.* the leech, ထထထီၣ်, သုၣ်။

dg, wölf; färl, rüde, püsh; e. i. o. silent; ç ass; çh as sh; ġ as j; ġ as in ġet; ſ as z; x as gz; n as in linger.

to protect the rider from rain or mud, တာ်ခိးထာ်ထွန်ကတန်အခဲ်ညါထာ်အက ကြိက ပံင် မှ် ဂု, တာ်ထဲစူ, မှ် ဂု, အစိ်; a covering for the foot, ခိန်ခိးဖးထီ. —, *v. t.* နှ်တာ်ဘျူး; as, what boots it, နှ်အကျူးခိ်ထဲင်.

- Booth, *n.* a temporary shelter, ခဲ, ချိ.
- Boot'less, *a.* useless, အကျူးတအိန်, တကျူးထင်တာ်.
- Boot'y, *n.* plunder, pillage, တာ်ဂုန်နှ်.
- Bo-peep', *n.* တာ်ထီင်ကွဲတံတူ, မာ်တူ, တကလှိုင်.
- Bó'rax, *n.* ထဲးခွါ*, ကသိန်ခိ်ဆါတကလှိုင်.
- Bór'der, *n.* an outer part or edge, က နှ်, က နှ် ကနှ်, သဗျူ, အစာ, အစာ, အစာ. —, *v. i.* to be adjacent to, အိန်ထာ်အစာ, အိန်ထူးထူးတာ်တာ်, အိန်ထာ်အသဗျူ. —, *v. t.* to furnish with a border, မာ်ကထီင်အသဗျူခိ်သ ချူထဲး, မာ်ကထီင်အက နှ်.
- Bór'der-er, *n.* ဂှ်အိန်ထူးမီးကိ်အစာ.
- Bóre, *v. i.* to make a hole by turning an instrument, ဝှ်တာ်, ဝှ်ဖျိ. —, *n.* a hole made by boring, တာ်ဝှ်ဖျိ; the caliber, ဒီးအူတာ်အပူ, ကျိအပူ; an annoyance, တာ်တိတ်တိတ်, တာ်မာ်တိတ်တိတ်; a tidal wave, ထံကတထီင်, ခိန်* ထီင်.
- Bó're-al, *a.* northern, ထင်ဆးဒီးကထီ်မီးတခိ.
- Bó're-as, *n.* ကထီ်ထာ်အထဲထာ်ကထီ်မီးတခိ.
- Bór'er, *n.* the tool, ခိန် ဝှ်; a kind of worm, ဂာ်တကလှိုင်အစာအစာဖျိထွန်.
- Bórn, *p. p.* of bear, အိန်ခွန်, ဆဲးခါ; born again, regenerate, အိန်ခွန်ကမီးတစူ, နှ်သျှင် သိ သး ထီ. See ထီ. ၃: ၁.
- Bór'ough, *n.* သဝီဒီးခိ်အိန်မီးအပခိ်ထီ်ကိ်ခိ်ခါအထီ.
- Bór'row, *v. t.* ထီ်နှ်, ထီ်နှ်အိန်က ခွဲ; to live by borrowing, ထီ်အိန်.
- Bó'som, *n.* သးခါဂှ်; heart, affections; သး, သးထထီ်ခိ်တာ်ကွဲ, သးထီင်တာ်. —, *a.* dear, intimate, သးဘိ; as, a bosom friend, သကိးသးဘိ.
- Búss, *n.* တာ်ကမိင်ကမိင်, တာ်ကမိင်ကမိင်; a raised ornament, တာ်ကမိင်ကမိင်ထာ်တာ်ကထာ်ကထဲအစိ်; superintendent, master, အကခါ.
- Bo-tán'ic, *a.* ထင်ဆးဒီးဘိးတနီ. See BOTANY.
- Bót'an-ist, *n.* ဂှ်ထာ်အစာဟာ် botany အစာအစာ.
- Bót'a-nize, *v. i.* ဆုထွန်ညါနှ်ဟာ်ထွန်တခိ် (plants) အကလှိုင်ကလှိုင်အစာ.
- Bót'a-ny, *n.* (ဘိးတနီ) the science of plants, တာ်

- ကွန်တာ်ဆးထာ်အသျှင်ညါနှ် ဖးပျှင် တ ခိ် (plants) တကလှိုင်မီးတကလှိုင်အစာ. See PLANT.
- Bó'tch, *n.* a pustule, တာ်ဂုတာ်ကျူး; a clumsily mended spot, တာ်မာ်ကျူးထီင်တထီ်တာ်ထီ်ဆဲး. —, *v. t.* to mend badly, ဘျိကျူးတာ်ထီင်တဂုဘျိ.
- Bóth, *a.* the two; as, both persons, ခိ်ဂုထီင်; both things, ခိ်ခါထာ်.
- Bóth'er, *v. t.* to tease, perplex, pother, မာ်တိတ်တိတ်, မာ်ခိး, မာ်သတိန်ဘျှင်. See BOTHER, *v. t.*
- Bóts, *n. pl.* ကသျှင်အထီ်အစာ.
- Bót'tle, *n.* ဝထီ; a large bottle, ဝထီဖိန်; a vial, ဝထီဖိ, ဝထီအဆဲး. —, *v. t.* to inclose in bottles, ဝင်နှိုင်တာ်ထာ်ပထီပူ, သိးဆာ်တာ်ထာ်ပထီပူ.
- Bót'tom, *n.* အခိ်, အခိ်ထဲး, ခိ်ခါ, ခိ်ခါကွဲ; as a chair-bottom, ထီ်ထွန်နှ်အခိ်ခါ; the bottom of the sea, ဝီင်ထဲင်အခိ်ခါ; the foundation, အခိ်ထဲး, အခိ်ခိ်ထဲး; the bottom of the ship, ကဘိအစာ, ကဘိအပျိ; the inside of a ship, ကဘိအက နှ်, အခိ်ခါ; a valley, a dale, တာ်ကြိ, ကခါကဆူး, တာ်ဟာ်ခိ်. —, *v. t.* မာ်အခိ်ခါ.
- Bót'tom-less, *a.* အခိ်ခါတအိန်, တာ်ခိ်ခါအထီထီင်တအိန်.
- Bót'tom-ry, *n.* တာ်ခိ်ခါကဘိထာ်တာ်ထီ်ခွဲအထီ.
- Bót'tom-úp'ward, *adv.* to be bottom upward, အိန်ကါခိ်ထီထီင်.
- Bough(bou), *n.* a large branch of a tree, သျှင်ခွဲခိ်.
- Bounce, *v. i.* to spring, leap, ခိန်တထီထီ, ခိန်စူးခိန်ဂှ်; to thump, beat, ဆဲးထူ, ဆဲးထူ.
- Boun'cer, *n.* ဂှ်ထာ်အမာ်ခိ် bounce ခိ်ခါအထီ; a brag, ဂှ်ထာ်အကထီ်ကစာထာ်, ဂှ်ကထီ်ထူကထီ်ခါ; a lie, ထာ်ကဘျူးကဘျူးဖးခိ်; something big of its kind, တာ်ဖးခိ်တခါ; as, that calf is a bouncer, ကျိခိ်နှ်ခိ်မာ်ထဲင်.
- Boun'cing, *a.* ဘိန်, ခိန်, ဆုန်, ခိန်, တာ်ဆုန်ဆုန်ခွဲ.
- Bound, *imp. and p. p.* of bind. See BIND. —, *a.* destined, ခိန်ကတါ; as, where are you bound to (or for)? နှ်ခိန်ကတါခိ်ထဲင်; bound to (or for) Bassein, ကတါထာ်ပထီ. —, *v. t.* to fix boundaries, တနီထီင်ဆာ်အစာ, ဆိင်တိတ်ဆာ်အစာ, မာ်ခိန်ဆာ်အစာ. —, *v. i.* to leap, jump, ခိန်, ခိန်တကျိ, ခိန်တကျိခိန်တကျိ, ခိန်တနီ ခိန် တနီ; to bound back, ဆဲးတနီ, ဆဲးကခါကွဲ.
- Bound'a-ry, *n.* the limit, အထာ်အစိ, အထာ်တာ်; the

♁, wolf; fúrl, rude, push; s. i. s. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; s as z; x as gz; n as in linger.

ယူလိင်ဒီးလိင်; to break law, လှုပ်သွန်ခါပတင်တင်
 သိပ်တင်သီ, လှုပ်သွန်ခါပတင်တင်မလိင်: to break
 a promise, မလေးဂီတင်တင်ခိုင်ခိုင်အသေး, မလေးဂီ
 တင်အာဂ်လိလိလိအသေး. —, *v. i.* to break
 in pieces, သွေးဖေး, ပိမ်းဖေး, လိလိကလဲ: to break, as a
 rope, ဝဲင်, ထိပ်ဝဲင်; to become bankrupt, က
 မာဒိန်တုလိလိကတသ့တင်; to burst, ပိမ်းဖေး; to
 dawn, as the morning, မုဆုန်ထိပ်, မုဂါလိပ်.
 —Break away, to disengage one's self,
 go, ထွန်ဖွေးကွဲ; as clouds, disperse, တင်အာဂ်ခိ
 ကွဲ, မုခိန်လိလိလိကတ. —Break down, လိလိဂ်
 ကွဲ.—Break forth, to issue, ပာဂ်ထိပ်, ဖျါထိပ်;
 to break forth in speech, ကတိထိပ်တဘိစိ.
 —Break from, ထွန်ဖွေးကွဲ.—Break in, နှင်နာ
 နှင်ဝှ; to break into, enter forcibly, တာဂ်ဖျိ
 နှင်.—Break off, to be parted as a frag-
 ment, ပိန်ကွဲ, ကာဂ်ကွဲ, သပွန်ကွဲ; to desist, stop,
 ဆိတုဂ်, အိန်ကတိဂ်, မလဲင်ကွဲ. See *ဂ. ၄: ၂၁.*—
 Break out, ပာဂ်ထိပ်, ဖျါထိပ်; as in eruptions, က
 ဖိထိပ်, ကပြုထိပ်.—Break up, as an assem-
 bly, to adjourn, ဖျါကွဲ တင်အိန် ဖျိန် မိ ဖျိန်.—
 Break with, မလေးဂီအတင်အိုင်တင်ကွဲသကိးသ
 ကိး. —, *n.* an opening, တင်ထဲဖေးအလိဂ်,
 တင်သွန်ဖေးအလိဂ်; a pause, an interruption,
 တင်အိန်ကတိဂ်, တင်အိန်တုဂ်, တင်ဆိတုဂ်, တင်ဖျါ
 ကွဲ, တင်ပျဲကွဲ; the break of day, မုဆုန်, မုဆုန်ဝါ.
 Break'age, *n.* an allowance for things broken,
 ထာဂ်လိတင်ကင်မုဂ်ကင်ဘွေး, တင်သွန်မုဂ်သွန်ဖေးအဆိ.
 Break'er, *n.* လိလိသွန်ဖေးဖိးသဘွေထိပ်လိလိထာဂ်
 သွန်ခိုင်ဝါ, အဖိခိုင်.
 Break'fast, *n.* the morning meal, တင်အိန်လိလိ
 ဖိ. —, *v. i.* အိန်တင်လိလိဖိ.
 Break'wat-er, *n.* တင်သမာဂ်ဆင်လိလိ.
 Brēast, *n.* the breast of a woman, နှင်; the chest,
 သေးနါပွန်; the mind, ပသွန်ပသေး. —, *v. t.* to
 meet with the breast, တင်ဆာဂ်ခဲင်, တင်သဆိပ်;
 to oppose manfully, ထိခါလိလိလိလိလိလိ.
 Brēast'bōne, *n.* the sternum, သေးနါပွန်အဆိ.
 Brēast'-high, *a.* ကစိထိပ်တုလိလိလိလိ.
 Brēast'pin, *n.* a brooch, နိုင်ဆဲးဆင်လိလိလိလိလိ
 တင်ထဲအသေးနါပွန်ခိုင်အကဆိထဲလိလိလိ.
 Brēast'plate, *n.* သေးနါပွန်အသဆိ.
 Brēast'work, *n.* ထိခါလိလိလိလိလိလိလိလိလိ.

Brēath, *n.* air respired, တင်သိ, ကထိလိလိလိလိ
 သိလိလိ; the time of a single respiration,
 ပသိထိပ်တဘိအတိဂ်ပူ, တချုးသိ; a single re-
 spiration, တင်သိထိပ်တဘိ; a breath of
 wind, တင်ကသွန်တဘိ.
 Breathe, *v. i.* to respire, သိထိပ်သိလိလိ; to live,
 သေးမူ, ခဲင်မူသေးဝေး; to take breath, rest, အိန်ဘွေး
 အိန်သိ; to breathe, as the wind, ကထိလိလိလိ
 သွန်ကသွန်; to utter softly, ကတိလိလိလိလိ, က
 တိလိလိလိလိလိ. —, *v. t.* to breathe into,
 အူနှင်. See *၂မိ. ၂: ၁*; to breathe upon, အူတင်
 အလိလိ.
 Brēath'ing, *n.* respiration, တင်သိထိပ်သိလိလိ;
 taking breath, တင်အိန်ဘွေးအိန်သိ; breath-
 ing after, aspiration, တင်ခိုင်နှင်လိလိလိလိ, တင်
 ဆာနုလိလိလိလိ, တင်ဆုနုလိလိလိလိ.
 Brēath'less, *a.* ceased breathing, dead, တင်သိ
 ထိပ်သိလိလိလိလိလိ, သေးလေးထိပ်; spent with vio-
 lent action, တင်လိလိလိလိလိ, တင်လိလိလိလိ
 သဲ, တင်သိဆဲးဖိး, သိလိလိလိ.
 Breach, *n.* the posteriors, ခဲင်ကိဂ်, ခဲင်ကိဂ်, ပခဲ; the
 but-end, တင်အခဲ; as, the breach of a gun,
 ချိန်အခဲ, ကျိန်အခဲ.
 Breach'es, *n. pl.* short trowsers, တင်ချိန်ခဲ.
 Breach'ing, *n.* ကသွန်အဂီကင်အပုံတဘိလိလိလိလိ
 ရဲဆင်ကသွန်အခဲ.
 Breed, *v. i.* to be pregnant, ဂါထိပ်, အိန်ခိးအဟူးအ
 သေး. —, *v. t.* to bring forth young, အိန်
 ဖျိန်, ဖျိန်ထိပ်; to beget, ထိပ်ဖိး; to produce, ခုးအိန်
 ထိပ်, ခုးကဲထိပ်, ခုးပွါထိပ်, ဘုန်အိ ထိပ်; to edu-
 cate, သိန်လိလိလိလိလိလိလိလိလိလိလိလိလိ
 အသိး. —, *n.* a race, a progeny, အကလုင်,
 အမြိ, အစာ, အစာအသွင်, အရွှင်, အရွှင်အထာ.
 Breed'ing, *n.* education, manners; as, good
 breeding, တင်ညိနှင်ခဲးတင်မလိ, ကလုင်တင်က
 တိတင်ထဲအဂုအတင်အဆိလိလိ.
 Breeze, *n.* a light wind, တင်ကသွန်ကသွန်, ကထိလိ
 ကသွန်ကသွန်, ကထိလိလိလိလိလိ.
 Bre-vēt', *n. Mil.* a title above one's pay, အလိဂ်
 ထိထိပ်တခိထိုင်ဆိုင်အဘူအထဲတအါထိပ်တဂ်.
 Brē'vi-a-ry, *n.* a compend, an epitome, လိန်ထာ
 နှင်တင်အိန်ထဲအသိးအကင်, နိပစံးတင်အသိး မုဂ်လိ
 လိလိလိလိလိလိလိလိလိလိလိလိလိ.

á, è, ì, ò, ù, ý, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, för,

Brev'i-ty, *n.* shortness of time, တပ်တပနပ်,တပ်ဖီ
 နိပ်,တပ်ဘဗိာ်; conciseness, တပ်ကတိၤၤၤၤၤၤၤၤ.
 Brew (brū), *v. t.* to plot, contrive, တပ်ကိပ်ဂူသ့ၣ်
 တပ်; to make beer,ဖိဘိာ်(beer). See BEER.
 Brew'er, *n.* ပုၤယၤအဖိဘိာ်အာ်.
 Brew'er-y, *n.* အလိပ်ပုၤဖိဘိာ်အာ်အပုၤ.
 Bribe, *n.* တပ်ခိပ်ဖး ခူသ့ၣ် ထာ် တပ်မၤတ ဂုၤထပ် အဆိ.
 —, *v. t.* ထွပ်ခိပ်ဖးထာ်တပ်တဂုၤထပ်အဆိ.
 Brib'er-y, *n.* the act of giving a bribe, တပ်ထွပ်
 ခိပ်ဖးခူသ့ၣ်; the act of receiving a bribe,
 တပ်အိပ်ခိပ်ဖး,တပ်ဖိးခူခိပ်ဖး. See BRIBE.
 Brick, *n.* အူခဲ, အိကတဲ. —, *v. t.* ခါလိၤကွဲၤလိၤအိ
 ကတဲ မၤဖိးအူခဲ,မၤဖိးအိကတဲ.
 Brick'bit, *n.* အူခဲအခိမိ,အိကတဲအခိမိ.
 Brick'düst, *n.* အူခဲအကမုၣ်,အိကတဲအကမုၣ်.
 Brick'-kiln (kil), *n.* တပ်အလိၤလၢပုၤကွဲၤအိကတဲ.
 Brick'-mak'er, *n.* ပုၤမၤအူခဲ,ပုၤမၤအိကတဲမိ.
 Brid'al, *a.* belonging to a bride, nuptial, ဘၣ်
 စားဖိးတထးမူးပိပ်မုၣ်,ဘၣ်စားတပ်တုၣ်တပ်ဖျိ. —,
n. marriage, တပ်တုၣ်တပ်ဖျိ.
 Bride, *n.* တထးမူးပိပ်မုၣ်.
 Bride'groom, *n.* တထးမူးပိပ်မုၣ်.
 Brides'-maid, *n.* တထးမူးပိပ်မုၣ်အသကိးမုၣ်.
 Brides'-man, *n.* တထးမူးပိပ်မုၣ်အသကိးမုၣ်.
 Bride'well, *n.* a house of corection, တပ်ဝးထီထာ်
 ပုၤသိပ်စီၣ်ပုၤယၤအတကဲၣ်ပဝးတဂုၤထပ်ထာ်အပုၤ.
 Bridge, *n.* a bridge from one bank to another,
 တိး; the bridge of the nose, ခါစုၤလိၤမိာ်,ခါစုၤ
 အဂျိာ်. —, *v. t.* မၤတိၤ,မၤခိပ်ဂံထံထာ်တိၤ.
 Brid'le, *n.* reins, တသ့ၣ်စဲးကွဲ* ,ထးထွပ်ပျံး; a check,
 restraint, တပ်ကြိ,တပ်ကြိစာ်. —, *v. t.* to
 put on a bridle, ဒုးထွပ်ထီၣ်ထးထွပ်; to disci-
 pline, control, သိပ်စီၣ်; to control one's
 self, restrain, ကိၤအသး,ပျိးအသး.
 Brief, *a.* short, ဗုၣ်; as, a brief period, တဖိာ်,တ
 မိာ်ဖိ,မိကိပ်ဖိး; a brief speech, တပ်ကတိၤၤၤၤၤၤၤၤ;
 a memorandum, ထံၣ်ကွဲးနိပ်တပ်စုၤၤၤ.
 Bri'er, *n.* တၢၤအူၣ်,တၢၤအူၣ်တၢၤဝဲ.
 Bri'er-y, *a.* တၢၤအူၣ်တၢၤဝဲခါ,အိပ်ဖိးတၢၤအူၣ်တၢၤဝဲ.
 Brig, *n.* a two masted vessel, ကဘိအိပ်ဖိးအယာ်
 ထွပ်ခဲထွပ်,အိပ်စုၣ်ကိးဖိးယာ်ထွပ်ခဲ.
 Bri-gade', *n.* သုးခုၣ်သိပ်ဘိတု.
 Brig'a-dier', *n.* ဘိပ်ထာ်အမုၣ် brigade အခိပ်.

Brig'and, *n.* a robber, ပုၤတဂျိၤတဂျိၤတပ်ဖိတဂၤ.
 Brig'an-tine, *n.* a kind of small fleet brig, ကဘိ
 ဖိအယာ်ထွပ်ခဲထွပ်လၢအထဲတပ်ရွာတကထွပ်.
 Bright, *a.* shining, luminous, ကပြီၤကပြီၤ,ကပီၤ
 ညိၣ်ကထပ်,ကပီၤထီၣ်,ကဲကပီၤထီၣ်, clear, ကပီၤ
 ဆွဲ; resplendent, အထွပ်ကပြီၤကပြီၤ, ကပီၤညိၣ်
 ကထပ်; ingenious, quick-witted, သးဆးဂုၤ
 မး,ဆိကခိပ်ရွာ.
 Bright'en, *v. i.* to grow bright, ကပီၤခိပ်ထီၣ်ဝဲ; to
 become clear, တထဲတလိထီၣ်. —, *v. t.* to
 make bright, မၤကပီၤထီၣ်,မၤကကြပ်ထီၣ်.
 Bright'ness, *n.* splendor, lustre, brilliancy,
 တပ်ကပီၤ,တပ်ကဲကပီၤ,တပ်အထွပ်ကပီၤ,တပ်ဖျိကပီၤ.
 Brill'ian-cy, *n.* တပ်ကပီၤကွဲၤကထပ်,တပ်ကပီၤယုကထပ်.
 Brill'iant (-yant), *a.* shining, ကဲကပီၤ,ကပီၤညိၣ်က
 ထပ်, ကပီၤထွပ်ထွပ်, ကပီၤကွဲၤကထပ်; sparkling
 with lustre, ကပီၤကကြပ်က ကြိပ်; splendid,
 illustrious, အထးကပီၤ, အဆိအထး, အစုၣ်ကပီၤ
 ခိပ်. —, *n.* a diamond, တပ်ဖျိကဲကပီၤ,
 ထာ်ကပီၤကကြပ်ကကြိပ်,ထာ်ထာ်အဂုၤအကထွပ်က
 ထွပ်; a kind of fine cloth, တပ်ကဲးညပ်တကထွပ်.
 Brim, *n.* the rim or upper edge, အကနူၤအတဂူၤ,အ
 ခိပ်ဒုး; of a river or other water, ထံးကဲကခိပ်.
 Brim'ful, *a.* full to the top, ပွဲၤအိပ်,ပွဲၤအိပ်ပွဲၤပပ်.
 Brim'stone, *n.* sulphur, ထး.
 Brin'ded, Brin'dled, *a.* variegated, spotted, ခိပ်
 ခိပ်ခိပ်,ကိပ်ခိပ်ကိပ်ဆု, တိၤပျံးတိၤပျံး.
 Brine, *n.* salt water, အိသပ်ထံ,ထံဖိ.
 Bring, *v. t.* to fetch, convey hither, ထဲမိပ်,ထဲမိပ်
 စီၤ.—Bring about, to effect, ဒုးကဲထီၣ်,မၤကဲ
 ထီၣ်.—Bring back, ထဲကုၤမိပ်; to recall, ဒုးထဲ
 ကုၤ, ကိးကုၤ.—Bring down, to humble, ဆိပ်
 လီၤ,ဒုးဆိပ်လီၤအသး.—Bring forth, to pro-
 duce, as young, အိပ်ဖျိ,ဖျိထီၣ်; as fruit, သပ်
 ထီၣ်.—Bring forward, to cause to ad-
 vance, ဒုးထဲစီၤ; to produce to view, ဒုးဖျိ
 ထီၣ်.—Bring in, to introduce, ဆုၤန့ၣ်; to pro-
 duce, as income, ဒုးခါထီၣ်ခိပ်ထီၣ်.—Bring
 out, to light, ဒုးဖျိထီၣ်,မၤဖျိထီၣ်,ပပ်ဖျိထီၣ်.—
 Bring over, လွဲတခိတၢၤ, ကတိၤန့ၣ်တ ခိ တၢၤ.—
 Bring to, as a ship, *Naut.* ဒုးအိပ်ကတိၤကဘိ;
 to resuscitate, ဒုးသမုထီၣ် ကုၤ.—Bring un-
 der, to subdue, မၤန့ၣ် မၤဆိ.—Bring up,

do, wolf; fûrl, rûde, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

Bröth'er-hood, *n.* တၢ်ဒိပုၤဒိပုၤလိၤအသးတဖု; a society, fraternity, ပုၤထၢအဒိၣ်ဒုၤလိၤအသးတဖု.
 Bröth'er-ly, *a.* fraternal, လိၤဂၢ်ဒိပုၤဒိပုၤလိၤအသး; affectionate, kind, အိၣ်တၢ်ကွၢ်တၢ်ဒိပုၤဒိပုၤလိၤအသး.
 Brought, *pret.* of bring. See BRING.
 Brow, *n.* the eyebrows, ခဲၣ်တူၢ်; the brow of a hill, ကၢၢ်အကၢၤ, ကၢၢ်အလူၢ်, အတၢ်အူၢ်ထီၣ်.
 Brow'bat, *v. t.* to depress by sternness, ကတိၤနၢၤကတိၤဆၢၣ်တၢ်, ကတိၤ: ဣတၢ်, ကတိၤဘျီၣ်တၢ်.
 Brown, *a.* ဝိၤသု, ဝိၤဆဲး. —, *v. t.* မၤဝိၤသုဝိၤဆဲးဘၢ.
 Brown'ish, *a.* ဝိၤဝိၤ, သုသု.
 Brown'ness, *n.* တၢ်အလွဲၢ်ဝိၤဆဲး.
 Brown'stūdy, *n.* တၢ်တမ့ၢ်ထီၣ်, တၢ်တလူၤဒု; as, to be in a brown-study, အိၣ်တမ့ၢ်ထီၣ်, အိၣ်တလူၤဒု.
 Browse, *v. t.* အိၣ်တၢ်ပျီၣ်အဘိ.
 Bruise, *v. t.* to crush or mangle with blows, contuse, မၤလိၤကဘူးဘၢ, မၤဆံၣ်တၢ်, မၤပျီတၢ်, မၤပုၣ်ထီၣ်တၢ်; to break or crush to fragments, bray, မၤသးတၢ်, မၤကၢ်မၤလိၤကထဲတၢ်; to be bruised, အိၣ်ကဘူးကဘူး, အိၣ်သဘွဲးသဘွဲး, ဆၢၣ်မၤသဘွဲးသဘွဲး, ကၢၢ်ကၢၤ. —, *n.* a contusion, တၢ်ကဘူးကဘူး, တၢ်ပၤပုၤဒုၤ, တၢ်သဘွဲး, တၢ်လူးထီၣ်.
 Bruit, *v. t.* to noise abroad, ဒုးဟူထီၣ်သၢလိၤတၢ်.
 Bru-nette', *n.* ကိၤလၢဝါရၢၢ်ထၢအတဝါတဝါတၢ်ဒိးအိၣ်သုဒိးအခဲၣ်ပုၤသုခၢ်ကိး, ဝါလူးဝဲ.
 Brüt, *n.* တၢ်အဆူၣ်, တၢ်အသဒိး; as, the brunt of battle, တၢ်ဒုးအဆူၣ်ကတၢ်အကတိၢ်.
 Brūsh, *n.* နီၣ်ခွံ, နီၣ်ခွံ, နီၣ်ကြွၢ်: brushwood, a thicket of small trees, သဆိၣ်သဆိၣ်, သဒိၣ်, စဆိၣ်, စဆိၣ်, သဒိၣ်သဒိၣ်, ပုၤလၢ်ခိၣ်ပုၤလၢ် ကျိ, မၤခိၣ် သိၣ်ထၢ; small branches cut off, သုၣ်ဒု ကူးထီၣ်သုၣ်ဒု ကူးထီၣ်တဖု, သုၣ်ဒုကဲၣ် သုၣ်ဒုကဲၣ်အကျိ; a skirmish, တၢ်တၢ်ဒိတၢ်ထံးလိၤအသး. —, *v. t.* ခွဲကွဲၣ်, ကြွၢ်ကွဲၣ်; to brush off, ခွဲထီၣ်ကွဲၣ်, ကြွၢ်ထီၣ်ကွဲၣ်; to graze, ကြွၢ်ထၢၣ်. —, *v. i.* to pass by lightly, ထဲၤကြွၢ်, ထဲၤတရၢ.
 Brūsh'y, *a.* rough, shaggy, အဆူၣ်ကမ့ၢ်, အဆူၣ်တမ့ၢ်, အဆူၣ်ထီၣ်တမ့ၢ်ဒိး.
 Bru'tal, *a.* brutish, လိၤဂၢ်ဆၢၣ်ဒိကိၢ်ဒိအလူၢ်အလူၢ်; unfeeling, merciless, ထၢအတအဒိၣ်ဒိးတၢ်သးကညီၤဆၢၣ်လၢအတအဒိၣ်ဒိးတၢ်အဲၣ်လိၤကွဲၣ်လိၤဆၢ.
 Bru-tāl'i-ty, *n.* inhumanity, cruelty, တၢ်တအိၣ်

ဒိးတၢ်အဲၣ်တၢ်ကွဲၣ်, တၢ်သုၣ်ထီၣ်ဒုၣ်သးထီၣ်, တၢ်မၤဆူၣ်မၤဒိး, တၢ်မၤကိၢ်မၤဝိၤ.
 Bru'tal-ize, *v. t.* to make brutal, brutify, မၤဆၢၣ်သးဆၢၣ်ဒိကိၢ်ဒိအလူၢ်အလူၢ်အသး. See BRUTAL.
 Brute, *n.* a beast, ဆၢၣ်ဒိကိၢ်ဒိ, ပုၤထၢအမၤအသးဆၢၣ်ဒိကိၢ်ဒိအလူၢ်အလူၢ်အသး. —, *a.* See BRUTAL.
 Bru'ti-fy, *v. t.* to brutalize. See BRUTALIZE.
 Bru'tish, *a.* beastly, brutal, လိၤဂၢ်ဆၢၣ်ဒိကိၢ်ဒိအလူၢ်အလူၢ်လိၤရၢၢ်ဝဲ; stupid and ignorant, မၤဆဲး, တအိၣ်တၢ်ဒိး အတၢ်ကူၣ်တၢ်ဆး; savage, barbarous, cruel, တၢ်သးကညီၤတအိၣ်တၢ်.
 Bru'tish-ness, *n.* stupidity, တၢ်အတကဲၣ်ပဝးလိၤဂၢ်ဆၢၣ်ဒိကိၢ်ဒိ, တၢ်တအိၣ်တၢ်ဒိးတၢ်ကူၣ်တၢ်ဆး, တၢ်မၤ, တၢ်လိၤရၢၢ်ဝဲ. See BRUTALITY.
 Būb'ble, *n.* a small bladder of water, နံၣ်ပိးဝိ; a cheat, a fraud, တၢ်လိၤတၢ်ပုၤ, တၢ်ကြိကြိ, တၢ်အသးအကဲၣ်တအိၣ်. —, *v. i.* to rise in bubbles, နံၣ်ပိးဝိထီၣ်, ထံၣ်ပိးဝိထီၣ်, ထံၣ်ပိးဝိထီၣ်; to run with a gurgling noise, ထံၣ်ပိးဝိထီၣ်သုၣ်ဒု.
 Bū'bo, *n.* an enlargement of a gland, as of the groin, &c. ထိးလွၢ်ခိၣ်ထီၣ်, သထံးထီၣ်, ခွဲထီၣ်; the horned owl, ဒိကအိၣ်ထီၣ်.
 Būc'ca-neer', *n.* a pirate, a corsair, တၢ်ဘျီၣ်ပိၣ်ထဲၣ်, ပုၤတမ့ၢ်တမ့ၢ်တၢ်လၢပိၣ်ထဲၣ်ပုၤ.
 Būck, *n.* a male deer, တၢ်လူၢ်မိ, တၢ်ဆိၤအမိ; a male rabbit, ပဲခဲအမိ; a dashing fellow, a beau, ပုၤပိၣ်သုၣ်ဒုလၢအမၤအသးကမ့ၢ်ကစိၣ်.
 Būck'et, *n.* a pail, ထံဆွဲ, ထံမဲ.
 Būck'le, *n.* ထံကမိး. —, *v. t.* ခဲဆၢၣ်ဒိထံကမိး.
 Būck'le to, *v. i.* to work with zeal, ဝဲၤပျၢၢ်ထူးထီၣ်ဂံၢ်ထူးထီၣ်ထါ, မၤသပုၤပုၤ, မၤကြွၢ် ကြွၢ်. —Buckle with, ပြၢကနီၣ်လိၤအသး.
 Būck'ler, *n.* a piece of armor, သဆိးကတိၢ်.
 Būck'ram, *n.* တၢ်ကံးညၢၣ်အထီၣ်ဆိၣ်တကလုၣ်.
 Būck'wheat, *n.* ဘုကူၣ်တကလုၣ်.
 Bu-cōlic, *n.* pastoral, rustic, ထါတကလုၣ်တၢ်ဆးဒိးပုၤကွၢ်သိအဘၢမံးတၢ်မၤ.
 Būd, *v. i.* to put forth buds, sprout, ဘိၣ်ထီၣ်ထါထီၣ်, ဆိးထီၣ်ဖိထီၣ်. —, *n.* အဘိၣ်, အဆိး.
 Būd'dha, *n.* (ဘုဒၢ) See BOODHA.
 Būd'dhism, *n.* See BOODHISM.
 Būd'dhist, *n.* See BOODHIST.
 Būd-dhis'tic, *a.* See BOODHISTIC.

du, wOLF; fūrl, rUde, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as s; x as gx; n as in linger.

Budge, *v. i.* to move off, stir, ဟေး, ဟေးထိုင်ကွံ့.
 Būdg'et, *n.* a bag, ထာဉ်; a bundle, တာဘိဉ်, တာဘိဉ်
 တာရှား; a stock or store, တာအိဉ်ပံဝဲ; an
 annual financial statement, အထံအကိဉ်အစု
 ခရိထာအဟ့ဉ်ဝဲတနံတဘျီ.
 Būff, *n.* buff-skin, တာဖဲးလီဆီခဉ်တာတကလုဉ်ထာပု
 မာလဲထီဉ်ဝဲလဲဝဲအဖဲး; a viscid substance
 on the surface of blood, သိုဉ်အခိဉ်ကျေး, သိုဉ်
 အသညဲ; a light yellow, တာအလွဲဉ်ဘိဘိဝါဝါ.
 Būf'fa-lō, *n.* ဝနာ, ဝါဒီဝနာဒီ. See also Bison.
 Būff'fet, *n.* a cupboard, sideboard, တထိဖးထီ
 ထာပဝဲထီမိခိဉ်; a blow with the fist, တာ
 ထီ, တာထီတာလာစုခိဉ်; a slap, တာခဲတာခွါ.
 ———, *v. t.* to strike with the hand or
 the fist, ခဲတာ, ထီတာ; to contend against,
 ခိသီးတာသုတကြိနာပုတဝု, ကျေးစားဝဲဆူဉ်ဆူဉ်ခိခွဲ
 ဝု, ကဘိခွဲဝုလဲထာကထံတထီထာဆဲး.
 Būf'foon', *n.* a harlequin, a clown, ပုတချုတချိး, ပု
 ထာစားမနံထာဉ်ခဲထာ, ပုမာအသးထွဲထီးဘိသွါ.
 Būf'foon'er-y, *n.* တာတချုတချိး, တာမနံထာဉ်ခဲ
 တာဉ် buffoon မာဝဲအသီး.
 Būg, *n.* a bed-bug, ဆီ; an insect (of various
 kinds), တာမိခိဉ်အကလုဉ်ကလုဉ်.
 Būg'beâr, *n.* a hobgoblin, a bugaboo, တာခူးခဲဉ်
 အသးခိဉ်အပွဲထာခဲထာ, တာထာအမာဖွဲမာဖူးပုထာ
 အတမ့ထာတာနိတမံ.
 Būg'gry, *a.* အိဉ်ပွဲဒီး ဆီ, ဆီ အိဉ်ခါ. ———, *n.* a
 light carriage, ထုဉ်ကထာဉ်လဲထာထွဲထီးထွဲထီး
 အခိဉ်ကျာထာသု, အိဉ်ဒီးအခဲထာလွဲဉ်တုဉ်တနီ, ခဲထာ
 တနီ.
 Bū'gle, *n.* a musical instrument, ကွဲတကလုဉ်;
 black glass beads, ခဲသုတကလုဉ်.
 Bū'gler, *n.* ပုအူကွဲဒီး.
 Build, *v. t.* သူဉ်, တု; as, to build a house or ship,
 သူဉ်ထီဉ်ထံဉ်, တုကဘိ; to build up, မာထီဉ်မာထီ.
 ———, *n.* shape, တာသူဉ်ဝဲအခိဉ်အထဲဉ်အကွဲအကိ.
 Build'ing, *n.* a house, an edifice, တံဉ်, တား, ခဲ, ထီ
 ခိထာထာပုသူဉ်ထီဉ်နုဉ်ကိးဝဲထာ building သု.
 Būlb, *n.* တာအတံ.
 Bul-bōse', Būlb'ōūs, *a.* အိဉ်ဒီးအတံ, အိဉ်ဒီးအကမိဉ်
 ကမိဉ်; a bulbous plant, တာထံးအိဉ်ဒီးအတံ.
 Bul'bul, *n.* ထီဉ်ထာအပုဉ်တကလုဉ်.
 Būlgē, *n.* တာကမိထီဉ်, တာကမာထီဉ်, တာကထီဉ်, တာက

မိဉ်ထီဉ်. ———, *v. i.* to swell out, protrude,
 ကမိထီဉ်, ကမာထီဉ်, ကထီဉ်, ကမိဉ်ထီဉ်, ကထီဉ်.
 Būlk, *n.* size, magnitude, အခိဉ်အဆဲး, အဠုအသွါ;
 the main part, the gross; အခါ, အခါတ
 ကွဲ; a ship's cargo, ကဘိအတံပစား.
 Būlk'-head, *n.* တာခူဉ်ခိဉ်ကဘိအစားအဆာ.
 Būlk'y, *a.* of great size, large, ခိဉ်, ဝေးခိဉ်.
 Bull, *n.* the male of the cow, ကျိဝါ; Taurus,
 the 2nd sign of the zodiac, (ထီဂါ) ဝါဖဲးခါ,
 ဆဉ်တကလုဉ်; a decree of the pope, ပပစ
 တာမာထီ; a blunder in speaking, တာက
 တိကမိဉ်တာထာခါမိကတိတံအဖိ.
 Būll'-bait'ing, *n.* တာခူးမိထွဲဉ်ထာကျိဝါဒီ.
 Būll'-dōg, *n.* ထွဲဉ်ခိဉ်ခိဉ်တကလုဉ်.
 Būll'-frōg, *n.* ခွဲဉ်ကျိဉ်.
 Būl'let, *n.* ကျိသဉ်.
 Būl'le-tin, *n.* တာဝဲပုစားထာပခိဉ်အုထီဉ်ထီထီဝဲ.
 Būl'ion (bū'yun), *n.* ထူကိဉ်ထီဉ်, ခုကိဉ်ထီဉ်.
 Būl'ock, *n.* an ox, ကျိခွဲဉ်, ဝါဖဲးခွဲဉ်.
 Būlls'-eye, *n.* a convex glass window, ဝဲထံက
 ထာကိးအသးခိးထီဉ်; Aldebaran, ဆဉ်တဗျာဉ်
 အမံမာဝဲထီ ခူဉ်အမဲဉ်သဉ်ခွဲတမိ.
 Būll'y, *v. t.* to bluster, threaten, ကတိအုဉ်ပု, က
 တိဖွဲပု. ———, *n.* ပုထာအကတိအုဉ်ကတိဖွဲပု.
 Būl'rush, *n.* a large kind of rush, တမိထံခိဉ်တက
 လုဉ်, အိဉ်ဝဲခါတကွဲထာထံနံထံကျိ.
 Būl'wark, *n.* a bastion, တိဉ်ဒီးတံဒီး; a defence
 against an enemy, တာခူဉ်တာကဉ်ကြိ အခူဉ်ခါ
 အကိ.
 Būm, *n.* buttocks, rump, ခဲကိ. ———, *v. i.* to
 make a humming sound, bumble, သိဉ်ဇုဉ်ဇု.
 Būm'bail-iff, *n.* ပုအိဉ်ထာ bailiff အမိထာတဂါ. See
 BAILIFF.
 Būm'ble-bee, *n.* See HUMBLEBEE.
 Būm'būat, *n.* ခွဲထာအုဉ်ကဘိအတံအိဉ်တာအိဉ်အကိ.
 Būmp, *v. t.* to knock against, မာထာခိဉ်ထာထံ.
 ———, *n.* တာထာခိဉ်ထာထံ; a swelling or
 protuberance, တာထီး, တာကမိဉ်.
 Būm'per, *n.* an overflowing cup, ခူးထာထာထံ
 ပွဲတလုဉ်ကွဲ; a crowded house at a thea-
 ter, ပုကိးထဲကွဲပွဲတုထံဉ်ပွဲအိဉ်.
 Būmp'kin, *n.* a rustic, a clown, ပုဝဲတကလုဉ်.
 Būnch, *n.* a rising, a protuberance, a bump,

ā, ē, ī, ō, ū, y, long; ä, ě, i, ö, ü, y, short; cäre, fär, läst, fäll, what; thäre, veil, tärn; pique; done, för,

မိၤဖေ, မၢ်သ့ၣ်ဖေ, အိၤထီၣ်ဆူၣ်တၢ်ဘိၤဆိ. —, *n.* ဝဲ
 တၢ်မိၤဖေ, ဝဲတၢ်ပၢၤဖျိထီၣ်; hernia, တၢ်ဆပံၣ်လိၤ.
Bur'then, *n.* See BURDEN.
Bur'y (bēr'ry), *v. t.* to inter, နူၣ်လိၤပှၢ်သံၣ်ဆမိၣ်; to
 put under ground, နူၣ်လိၤထၢကွံၣ်ထၢတီၣ်မိၣ်
 ဝဲၣ်; to cover up in any way, ကျၢၢ်ထၢကွံၣ်.
Bur'y-ing-plāce, *n.* a grave-yard, တၢ်သ့ၣ်မိၣ်.
Bush, *n.* သ့ၣ်သဆၣ်, သ့ၣ်သပိၣ်, သ့ၣ်ပၤစၢ.
Bush'el, *n.* (ဘူၣ်ရှၢ), နီၣ်ဆိၣ်တၢ်တကလုၣ်အိၣ်ခံၣ်တီၣ်ဆၣ်
 ဃၢၣ်.
Bush'y, *a.* like a bush, ဆဒ့ၣ်ဆကြၢၢ်ခါ; full of bush-
 es, bosky, ပှၢ်ဝဲဒီးသ့ၣ်သပိၣ်သ့ၣ်သပှၢ်, သ့ၣ်ပၤစၢ.
Bus'i-ness (biz'nes), *n.* employment, တၢ်ဖံးတၢ်
 ဖၢ; affair, concern, တၢ်ဆဝှၢ်ခါ, ဆမူးအရၣ်.
Büs'kin, *n.* ဒိၣ်ဖံးတကလုၣ်.
Büss, *v. t.* to kiss (in play or rudely), နှၢမူ, နှၢဆဲး.
 —, *n.* a rude kiss, တၢ်နှၢမူ, တၢ်နှၢဆဲးဆူၣ်.
Büst, *n.* တၢ်ဂိၤအိၣ်ဖျါဝဲထၢ ဆသးနီၤပှၢ်ဒီးဆူၣ်အိၣ်တမိ.
Büs'tle, *v. i.* to be active from excitement, ကတၢ
 ထီၣ်, တၢ်ထီၣ်တၢ်လိၤ, ဝဲပျၢၢ်သဘိၣ် ဘူၣ်လိၤအသး.
 —, *n.* stir, တၢ်ကတၢထီၣ်, တၢ်တၢထီၣ်တၢ်လိၤ.
Bus'y, *a.* အိၣ်ဖံးတၢ်မၤတၢ်, အိၣ်ဘွဲးအိၣ်သါတချး. —,
v. t. to busy one's self, မၤတၢ်ဖံးတၢ်အညွတ
 ဝဲၣ်, မၤတၢ်တအိၣ်ဘွဲးတအိၣ်သါ.
Bus'y-büd'y, *n.* a meddling person, an inter-
 meddler, ပှၢ်ဆူၣ်ဆိးဒိၣ်ဆိး, ပှၢ်ဂုၣ်ဆူၣ်ပျိဆူၣ်. See
 ဝုး. ၄. ၁၁. ပှၢ်သံဝဲထီၣ်ကထၢ, ပှၢ်ဝဲၣ်သ့ၣ်ဂိၤတၢ်.
Büt, *prep. & conj.* except, save, ဝဲ; as, but one
 person, ဝဲတဂၢ, ဝဲတဂၢဒီး; that not, ဝဲတဝှၢ်
 ထၣ်ဒီး; yet, still, however, ဝဲမ့ၢ်, ထၣ်ထၣ်ဒီး,
 ထၢနီၤ, သန့ၣ်က့.
Butch'er, *v. t.* ကျိ, ဆဲးသံဆၣ်ဖိကိၢ်ဖိဒ်သိးဆကဆါအိၣ်ဝဲ
 ဆညၣ်ခါ. —, *n.* ပှၢ်ထၢဆမၤသံဆၣ်ဖိကိၢ်ဖိ
 ဒ်သိးဆကဆါအိၣ်ဝဲတဂၢ.
Butch'er-y, *n.* a slaughter-house, တၢ်မၤသံဆၣ်ဖိ
 ကိၢ်ဖိထီၣ်; barbarous slaughter, carnage,
 တၢ်မၤသံပှၢ်ကညိဒီးပၤကဲဝဲဒ်ဆမ့ၢ်ဆၣ်ဖိကိၢ်ဖိထီၣ်.
Büt'-end, **Bütt'-end**, *n.* တၢ်ဆခံတမိ.
Büt'ler, *n.* a head servant, ပှၢ်ထၢဆမၤတၢ်အိၣ်တၢ်
 အိ, ပှၢ်ထၢဆခံၣ်ညီၣ်တၢ်အိၣ်တၢ်အိ.
Büt'ment, *n.* တၢ်ဒိတဂူဆၣ်. See ABUTMENT.
Bütt, *n.* a target, ဝဲထၢပှၢ်လိၤတၢ်အိၣ်; the place
 where a target is set, တၢ်ဆထီၣ်ဝဲပှၢ်ပၤထီၣ်

target ထၢဆထီၣ်; a person who is the ob-
 ject of ridicule, ပှၢ်တဂၢထၢဆထီၣ်တၢ်ကထီၣ်;
 ထၣ်ဖၣ်ဝဲအိၣ်; a large cask, a pipe, ထံတၢ်
 ဒိၤဖေဒိၣ်တကလုၣ်, ဝှၣ်ဖေဒိၣ်တကလုၣ်. —, *v. i.*
 to thrust or strike, with the head, ထဲ
 တၢ်ထၢဆမိၣ်, ဘျၢၣ်တၢ်ထၢဆမိၣ်.
Büt'ter, *n.* (ထၢဆတၢ်) ထီထး*. —, *v. t.* to spread
 with butter, ဝဲထီထီထးထၢဆထီထီ.
Büt'ter-fly, *n.* မိၤကပှၢ.
Büt'ter-milk, *n.* ဆဲးဆူတၢ်နှၢၢ်ထံးဒီးဆူၣ်ဆထီထးဝဲဒီး
 တၢ်အိၣ်လိၤဝဲၣ်နှၢၢ်ပၤကိးထၢ buttermilk.
Büt'ter-y, *n.* ဒၢထၢပှၢ်ပၤတၢ်အိၣ်တၢ်အိထၢဆပှၢ.
But'tock, *n.* the rump, ခံကိၢ်ဆညၣ်, ခံဆူၣ်နီၤဆညၣ်.
Büt'ton, *n.* a knob, တၢ်ဆဆူးထီၣ်, တၢ်ကမိၣ်ကမၤ; the
 button of a garment, သၣ်, ကျၢၣ်သၣ်; a coat
 button, အိကံသၣ်: the button of a door, နီၣ်
 ဘျးဆၣ်. —, *v. t.* to button a coat, ထီထီၣ်
 ကျၢၣ်သၣ်ထၢဆပှၢ; to button a door, ဘျးဆၣ်ဝဲကြိ.
Büt'ton-hole, *n.* ကျၢၣ်သၣ်ပှၢ.
Büt'tress, *n.* a prop, a support, တၢ်ဒိတဂူဆၣ်, ပၢၤ.
Büx'om, *a.* healthy and gay, တၢ်အိၣ်ဆူၣ်ဒီးမၤဆ
 သးတထဲတထီၣ်ဒီးသ့ၣ်သးညီ; wanton, တၢ်မၤ
 ဆသးကထံကလုၣ်, နီၤကဝဲၣ်ဂျါကမိ.
Buy, *v. t.* to purchase, ပှၢ်တၢ်.
Büzz, *v. i.* to make the sound of bees, သိၣ်ဂဲၣ်ကဲ
 ထူၤထီၣ်ဆသိး; to whisper, ကတိၤကသ့ၣ်တၢ်.
Bÿ, *prep.* near, ထၢအဆၢၤ, ဆဆၢၤထံး, ဆဂိၤထံး, ဆ
 တဂူထံး; by means of, with, ထၢ, ဒီး; by and
 by, soon, တယံၣ်, တယံၣ်တမိ, တမိ, တမိတထီၣ်,
 ပှၢ်ကွံၣ်တမိ, ဆညါတမိ; by one's self, alone,
 ဆကမၢ်ခၣ်ဝဲတဂၢဒီး; by the bye, ဝဲပကတိၤတၢ်
 ဆဝှၢ်ပၤမၤနှၢၢ်တၢ်ကတိၤဆဂၢတမံၤခၣ်.
Bÿe'-end, *n.* private interest, ဆဘျးထၢပှၢ်ကျၢၣ်ထီၣ်
 ဖေထီၣ်အိၣ်ထၢတၢ်အိၣ်ဖျါတၢ်ဆပှၢ.
Bÿ'-gone, *a.* past, gone by, ထၢဆပှၢ်ကွံၣ်, ထၢဆ
 တထၢကွံၣ်. —, *n.* တၢ်ပှၢ်ကွံၣ်, တၢ်ထၢကွံၣ်.
Bÿ'-law, *n.* a subordinate law, ဆူၣ်ပၤန့ၣ်ထၢပှၢ်စံၣ်
 ညီၣ်တၢ်တဖူတုၣ်လိၤထီၣ်ဆသးထၢဆထီၣ်န့ၣ်ဝဲ.
Bÿ'-path, **Bÿ'-road**, *n.* ကျဲထၢဆတထံးတထၢ.
Bÿ'-stand'er, *n.* ပှၢ်အိၣ်ကွၢ်ကိတၢ်, ပှၢ်ဆၢဆၢၤ.
Bÿ'-word, *n.* a common saying, a proverb,
 တၢ်ကထီထၢပှၢ်ညီၣ်န့ၣ်ကတိၤဝဲ; a word of re-
 proach, တၢ်ကတိၤဆူၣ်န့ၣ်တၢ်ဆမိ

ä, é, ï, ö, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, fall, whät; thère, veïl, tērm; pique; done, for,

C.

CAD

- C, အတင်သိပ်အိပ်ခံကလွန်, မှုအိပ်ထာ a, o, or u အစဲင် ညှိသိပ်ဝဲင် k အသီး, မှုအိပ်ထာ u, i, or y, အစဲင်ညှိသိပ်ဝဲင် s အသီး.
- Ĉab, n. a cabriolet, ထွန်ကဟန်ဒူးမိတ်တကလွန်ထာအစိတ်ဒီးအစဲထင်ခံဘွန်တနီ, လှိုဘွန် ဘနီ.
- Ĉa-b.l', v. i. to plot, intrigue, ကျန်ကျိန်စုသွန်စုင် တင်ထာအတဂုတည်. —, n. a small faction, ပှကကျိန်စုသွန်တင်ထာအတဂုတည်တကရု.
- Ĉ.b'bagge, n. (ကားဘွန်) သဘင်ကဘီ တကလွန်. —, v. t. ထွန်နီစုသွန်တင်ကမ္ဘင်ကမ္ဘင်အကူးထင်ကူးထင်.
- Ĉ.b'in, n. a sleeping apartment in a ship, ထီဝဲ ဖဲဒားထာကဘီပှ; a hut or small house, တံင်ဖိ; cabin-boy, ဖိသင်ဖိဒ်ခွါတဂုထာအတင်မတင် ဖဲတင်ထာကဘီအ cabin တင်အပှ.
- Ĉ.b'in-et, n. a set of drawers in a case, တထီအိတ်ဒီးဆွဲအင်*ထာပှပှပှပှ တင် အစဲ အထာထာအပှ; a private room for consultation, ဒားဖဲပမိန်မူမး*တင်ကျိန်စုသွန်တင်ထာအပှ.
- Ĉ.b'in-et-coun'cil, n. a council of state, ပမိန်မူမးတဖန် အိန်ဖိန်ခိုဖိန်ကျိန်ကျိန်ထီဝဲပတင်.
- Ĉ b'in-et-mik'er, n. maker of fine wood-work, ပှစုသွန်ခိန်သွထာအစဲတင်သွအကလွန်ကလွန်.
- Ĉ.'ble, n. a large rope or chain which holds a ship at anchor, a hawser, နိန်သကုထာပှ.
- Ĉa-boose', n. Naut the galley, ကဘီအစဲတပှ, ဖိစုအထီထာကဘီပှ.
- Ĉ.b'ri-o-let (k.ab'ri-o-lä'), n. a kind of one horse carriage, a cab, ထွန်ကဟန်ဖှိသထီးတကလွန်.
- Ĉ.uche, n. တင်ပှထာပှစုသွန်နီဝဲင်သီးအကပင်တုစုသွန်စုပှဂု, တင်အိန်တင်အိန်ဂု, ထာအစိန်ဝဲတညှိတင် အစိ.
- Ĉach'in-nä'tion, n. တင်နီသိန်ဖိန်, တင်နီကဝဲဂ်ဖျိကမိ.
- Ĉick'le, v. i. ကမိကမိ ကမိကမိ. —, n. idle talk, silly prattle, တင်ကတိကထီကထီ.
- Ĉa-cüph'o-ny, n. Mus. တင်ကတိထာအစိန်ထီဝဲထင်, တင်ကလွန်ထာအစိန်တစုထီဝဲဒီးဒုထီဝဲအသးဘင်.
- Ĉa-d.'ver-ous, a. pale, အစဲင်ထီဝဲတင်သံမိန်အသီး.
- Ĉid'dy, n. တထီဖိထာပှစုသွန်ထင်ပှထာအပှ.
- Ĉä'denge, n. a fall of the voice, တင်ကျိန်ထီကတု, တင်သးဝဲင်အစိနီ, တင်မကဟာထီကတုတင်သးဝဲင်အစိနီ, တင်မကလွန်ထီကတုတင်ကတိအစိနီ.

CAL

- Ĉä-dët', n. a younger brother, Ols. ပှခွါ; a volunteer, on pay or in school, in expectation of a commission, ဖိန်သင်ခွါထာအမထီဝဲ တင်ဒူးသူးဒီးကွန်ထာဝဲအုညှိထာအကထီဝဲဘိန်.
- Ĉä'di, n. ပှစံင်ညှိန်ကျိန်ထာထီတင်ကံထာဘီအစုအပှ.
- Ĉäf'fre (-fer), n. ပှကထဲထီဝဲဒီး.
- Ĉäge, n. for birds, ထီဝဲကြွ, ထီဝဲသူး; for wild beasts, ကမိတကလွန်ထာပှပှပှဆင်ဖိကိန်ဖိ.
- Ĉäi'man, n. the alligator, သမင်တကလွန်.
- Ĉ.is'son, n. an ammunition chest, တထီဖဲဒီးဖိန်ထာသူးဖိစုနီစုနီထီဝဲထာအပှ.
- Ĉäi'tiff, n. ပှထာပှထီထာပှပှထီဝဲ. တသ့ဘင်.
- Ĉa-jöle', v. t. ကထီထွဲကမိလွဲကမိနီတင်, ကထီနီတင်.
- Ĉa-jöl'er-y, n. flattery. See CAJOLE.
- Ĉäke, n. sweet bread, ကိန်ထာ; a flat loaf, ကိန်ကဘွန်; any thing flat and round like a cake, တင်တမံထာထာအကွန်အစိမထာအသး ကိန်ကဘွန်အသီး. —, v. i. to form into a cake, concrete, ကိန်ထီဝဲထီဝဲ.
- Ĉal'a-b.sh, n. ထံထူတင်, ထံထူဒီး, ဒးထံတင်ဒးထံပှ.
- Ĉal'a-mine, n. ထာတကလွန်.
- Ĉa-lüm'i-tös, a. producing misery, တင်ဒူးအိန်ထီဝဲတင်တတင်တနီ; miserable, အဖျိန်အထင်.
- Ĉa-läm'i-ty, n. poverty, grief, တင်ဖျိန်တင်ထင်.
- Ĉal'a-müs, n. the Indian cane, flag, ထံပိန်တကလွန်.
- Ĉa-l.sh', n. a kind of carriage, ထွန်ကဟန်တကလွန်ထာပထူးထီဝဲထူးထီဝဲအစိန်ခ.သ့; a kind of cap worn by ladies, ဖိန်ပှအစိန်ကွန်တကလွန်.
- Ĉal-cä're-ous, a. mixed with lime, အိန်ဆါထင်ဒီးထွန်.
- Ĉäl'ci-nä'tion, n. See CALCINE.
- Ĉal-cüine', v. t. to make friable by heat, ကွန်တင်သီးအကထီဝဲတင်ကမူန်မုန်ဂု, တင်ကဘူးမုန်ဂု.
- Ĉäl'cu-läte, v. t. to compute, reckon, ဒူးတင်; to estimate in the mind, တထင်ကွန်တင်, ဆိကမိန်ကွန်တင်; to adapt, adjust, ကထင်ကတိတင်ကတင် အထီ, စံင်ညှိန်တင်ကတင်အသး.
- Ĉäl'cu-lä'tion, n. See CALCULATE.
- Ĉäl'cu-lous, a. အိန်ဒီးထာထဲထဲထဲ.
- Ĉäl'cu-lüs, n. the stone, ဆင်ဒာထာ, ဆင်သံထာ.
- Ĉäl'dron, n. သဟာဖဲဒီးထာထီထီထီထီ, သင်အိန်.

du, wolf; für, rüde, push; e. i. o. silent; ç as s; çh as sh; g as z; g as in get; s as z; x as gz; n as in linger.

Cal'e-fac'tion, *n.* တာမာက်တာ, တာတန်ကိရိဒါ.
Cal'e-fy, *v. t.* to make warm or hot, မာက်ထီ.
Cal'en-dar, *n.* an almanac, ထိန်နိတ်ထိန်ထိ.
Cal'en-der, *n.* a hot press, ဝဲးတကလုင်ထာ ဟူကွဲ
 ဘူတာကံးညှင်, စးမိဒီးတန်နု ဝဲးထီးတဝ်ခေဂီ.
 —, *v. t.* ကွဲဘူတာကံးညှင်မီးစးမိထာဝဲး.
Cal'en-ture, *n.* တာလိက်ကိရိဒါနုးကလဲင်တကလုင်.
Calf, *n.* ကျိန်; the calf of the leg, မိဂ်ခုင်သုင်.
Cal'i-ber, **Cal'i-bre**, *n.* the bore of a gun, ကျိအပူ,
 ချိင်အပူ; the diameter of the bore, ကျိပူ
 အထဲ, ချိင်ပူအထဲ; capacity or compass of
 intellect, အတာကုင်ဆင်စးသု, အတာကုင်တာဆး.
Cal'i-co, *n.* *Eng.* unprinted cotton cloth, တာဝါ,
 တာကံးညှင်ဝါ; *Amer.* printed do., သထဲးထဲန့*.
Cal'id, *a.* hot, burning, ကိရိ, ကိရိသွေး.
Cal'i-pers, **Cāl'i-pers**, *n.* ကုင်ပန်*ကုင်ကဝီကျိ.
Cāl'iph, *n.* Mahomet's successor, ဟူထာအကဲ
 မဟိန်မုးအခါဒီးတဂါဆင်တဂါ, တဂါဆင်တဂါ.
Ca-lig'i-noūs, *a.* dim, dark, လိဂင်တာဆကရ, ခဲး, ခဲးသု.
Ca-lig'ra-phy, **Cal-lig'ra-phy**, *n.* elegant writ-
 ing, တာကွဲးဂု, တာကွဲးတာဆစူလိဂု.
Cal'i-ver, *n.* *Obs.* ကျိတကလုင်, သံးနုင်တကလုင်.
Cal'ix, *n.* a cup, ခွေး.
Calk, *v. t.* with pitch, ထိန်တံင်, ဝဲးတံင်, ဆိုတံင်;
 with oakum, ဆါသန်ဝဲးမုဂ်ဂု, တာဂါမုဂ်ဂု, ဆို
 နှိင်ဝဲ, တိန်နှိင်ဝဲ, ဆဲးနှိင်ဝဲ, ဟူနှိင်ဝဲ.
Call, *v. t.* to summon, ကိး; to invite, ကိး, ကွဲ; to
 name, ကိး, လှ်, လှ်အမံ.—Call back, to
 summon back, ကိးကွဲ, ကိးယဲကွဲ; to revoke,
 မကေမိကွဲတာထာအစံင်ညှိင်ကွဲ.—Call for, ဗု
 နုင်တာ.—Call forth, မာအထဲထီ.—Call in, to
 collect, စူးကွဲ, မာဒိုင်ကွဲ; to withdraw from
 circulation, တံးဒိုင်ကွဲ, ထူးထီင်ကွဲ.—Call off,
 ကိးယဲကွဲ.—Call on, to make a short visit,
 ဆိန်သကိးတမိ; to pray, ကိးထီင်ယွဲအမံ, ဗု
 ကညးတာထာယွဲ.—Call out, to summon to
 fight, ကိးဒူးဂြါတာ; to summon into service,
 ကိးအိဒါသိးအကထိးခွဲတါ.—Call over, to read
 aloud a list of names, ကိးထီင်ဟူအမံတဂါဆင်
 တဂါဒီးအဆိန်ဝဲထာစရိပူအသိး.—Call to mind,
 သုန်နီင်ထီင်ကွဲ, သုန်နီင်ထီင်ကွဲအသး.—Call up,
 ကိးထီင်, ကိးယဲထီ.—, *v. t.* to make a short
 visit, ဆိန်သကိးတာတမိတပန်; to utter a loud

noise, ကိးပသုထီင်ဝဲ.—Call to, ကိးတမိ, ကိးပ
 သုထီ.—, *n.* a vocal address, တာကိး,
 တာကွဲနု, တာဆိန်သကိး; a demand, တာပသုဆုင်.
Call'ing, *n. p. p.* stated employment, တာမာဆိန်
 ဝဲးထီင်တာ, တာဝဲးတာမာထာ အထင်ဆးမီးပူတမံ.
 a summons, an invitation. See CALL.
Cal-lūs'i-ty, *n.* hardness of skin, တာထီင်ဆါ, တာ
 ထီင်ဆိန်ထီင်ဆါ.
Cal'loūs, *a.* hard, unfeeling, ထီင်ဆါ, ဆိန်ထီင်ဆါ.
Cal'loūs-ness, *n.* တာထီင်ဆါ, တာထီင်ဆါအထီ.
Cal'lōw, *a.* unfledged, တာသိန်သုဂါ, ဝဲးပမံးတာဆထိး,
 အဆုင်အမံးတထာတပုဂံးထာ.
Cal'm, *a.* still, quiet, ဆိန်ဂါ, ဆိန်ဘုင်, တဝဲးပျါထာ.
 —, *v. t.* to allay, still, ဒူးဆိန်ဘုင်, ဒူးဆိန်ခုင်ဆိန်
 ခုင်ကွဲပူထာ, ဒူးဆိန်ဆိန်ကထာ.—, *n.* တာဆိန်ဂါ,
 တာဆိန်ဘုင်, တာဆိန်ဆိန်ကထာ, တာတဝဲးပျါထာ.
Cal'm'ness, *n.* quietness, serenity. See CALM, *n.*
Cal'o-mēl, *n.* (ကပ်ထမု), ကသိန်တကလုင်ထာပူကထဲင်
 ကထိပမိတုအကဲထီင်တာဆကမုင်.
Ca-lōr'ic, *n.* heat, (ကထီင်ရဲး) တာကိရိ.
Cal'o-rific, *a.* producing heat, heating, ထာအ
 မာက်တာ, ထာဆးမီးကထီင်ရဲး.
Cal'ū-mēt, *n.* မိန်သုန်မိန်, မိန်ကျိ, မိန်ကျိမိန်ကျိ.
Ca-lūm'ni-āte, *v. t.* ခဲင်သုခဲင်ဂါ, ခဲင်ကမိန်ခဲင်ကပင်.
Ca-lūm'ni-oūs, *a.* slanderous, ထာဆးမီးcalumny.
Cal'um-ny, *n.* slander, တာကထိခဲင်သုခဲင်ဂါပူဂါ.
Calve, *v. t.* ကျိဂံထီင်အမိ.
Cal'vin-ist, *n.* a follower of Calvin, ဟူထာအနုင်
 ထွဲသရန်က, ထထံင်အတာထီင်တာထီအမံ.
Calx, *n.* ထာထုင်ဝါ, မုးထာ (metal) ထာတာကိရိသွေး
 ဆါတုအပုဂံထီင်မီးတာဆိန်ထီထဲနုင်ကိးဆါထာ
 calx. See CHALK.
Cal'lyx, *n.* the outer covering of a flower,
 မိထမိန်မိန်.
Cām'bric, *n.* fine, thin cloth, ဖြိကဆုင်.
Cām'el, *n.* ကါထာအူး.
Ca-mēl'o-pard, *n.* See GIRAFFE.
Cām'e-o, *n.* (ကပ်မထီ) ထာဂါထာတကလုင်မုဂ်ဂု, ကုထာ
 မုဂ်ဂု, ထာတာမာကဲင်မာဂုထီ.
Cām'e-rā **Ūb-scū'rā**, (ကပ်မရု, ဆိးထစကရု) တာအ
 မိးအထီတကလုင်ထာအနုင်ဖျါထီင်တာဂါ.
Cām'let, *n.* သးကထးတကလုင်ထာအထီထာဆုင်သတိ
 မိးကါထာအူးအဆုင်.

ä, è, i, ò, ù, y, long; ä, è, i, ö, ü, y, short; càre, fār, làst, fàll, wHàt; thère, veìl, tèrm; pìque; dònè, fòr,

Āam-p, *a.* an encampment, သုးမိတဂုဏ်တိကတိဝါဆ
 လိာ်.—, *v. i.* to encamp, ဆိန်ကတိာ်, နိသိး
 ဆကမံဇာ်ဂုာ်, မိမုာ်ဂုာ်, သုးမုာ်သိန်ဘိအိန်ကတိာ်ဝဲ.
Āam-pāign' (-pāin'), *n.* a large open plain တာ်ဂျိပုာ်
 ဝေဇ်: the time that an army keeps the
 field, သုးမုာ်သိန်ဘိအိန်ဂုးသုးမုာ်သိန်ဆကတိာ်.
Āam-phēne', *n.* turpentine oil, ငံလူဆသိတကလုာ်.
Āam'phor, *n.* ပလူ.
Āan, *n.* a metal cup, နုာ်ထေးဝါ; a powder can,
 ညီဇုာ်.—, *v. i.* (an auxiliary verb), သု,
 ကဲ, န့ာ်; can do, မာသု, မာကဲ, မာန့ာ်.
Āa-naille' (ka-n l'), *n.* *Fr.* the rabble, the mob,
 the vulgar, ပုာ်ခိန်မိသ်မိသါဆလီာ်ဂုာ်ဝဲတဂု.
Āa-nāl', *n.* (ကန) ထံကျိထာ်ပုာ်ခုာ်န့ာ်ဝဲ, တာ်ကျိ.
Āan'cel, *v. t.* to erase, တူကွံာ်, တြိုင်ကွံာ်; to annul,
 မာဘိမာဘာကွံာ်, မဟာ်မုာ်ဟာ်မာ်ကွံာ်, မဟာ်ဂါကွံာ်.
Āan'cer, *n.* (ကန်ဇာ်) the crab, ဆွဲာ်, ကါတါမာ်;
 one of the twelve signs of the zodiac,
 ဆာ်တဂု; a scirrhus ulcer, တာ်ဆါဆုာ်လီာ်သ
 ထေးတကလုာ်.
Āan'cer-oūs, *a.* လီာ်ဝ် cancer.
Āan'did, *a.* just, impartial, frank, ထာ်ဆတကွာ်
 ခိန်ဆဲးဆါစုာ်တာ်ဆာ်, ထာ်ဆဆဲာ်ခိးတာ်တိတာ်လီာ်.
Āā'di-date, *n.* one who is selected or applies
 for office, ပုာ်ထာ်ဆခိန်ဆလီာ်, ပုာ်ထာ်ဆဆဲးလီာ်
 ဆမံာ်သိးဆကန့ာ်တုာ်ဆလီာ်တမံာ်.
Āan'dle, *n.* made of wax or tallow, ပနဲဘိ, ပနဲတုာ်;
 a torch, တွဲဘိ, တွဲထဘိ, မံတုာ်, မုာ်တုာ်.
Āan'dle-light, *n.* ပနဲတုာ်ကမိာ်, ပနဲထကမိာ်.
Āan'dle-mas, *n.* *Rom. Cath.* ဝွဲတကလုာ်ဆာ်ဆးပုာ်
 ပုာ်ဆုာ်တာ်တါတာ်ဆလုာ်ဆလုာ်.
Āan'dle-stick, *n.* ပနဲတုာ်ဆခိန်, ပနဲဆဂေ, နပမံးတာ်ဆ
 သိးပဖျိန်န့ာ်ပနဲထာ်ဆပုာ်.
Āan'dor, *n.* frankness, sincerity. See CANDID.
Āan'dy, *n.* ဆံသုာ်ဆာ်ကိာ်လိာ်ဆကါတကလုာ်.—, *v. t.*
 to conserve with sugar, ဝုာ်လိာ်ဆုာ်ခိး
 ဆံသုာ်ဆာ်, ကျဲာ်ကျိဆုာ်ခိးဆံသုာ်ဆာ်; to incrust
 with a congelation of sugar, ကလုာ်လီာ်ဆံ
 ထာ်ဆာ်ကိာ်ခိးဆိမိန်.
Āāne, *n.* a reed, ထမိာ်; sugar-cane, ငံမိာ်; a
 walking-stick, ခိန်ထိး, ခိန်ထိးဘိ.—, *v. t.*
 to beat with a cane, တီာ်တာ်ဂုာ်တာ်ထာ်ခိန်ထိးဘိ.
Āāne'brake, *n.* ထမိာ်ကျါ, ဝဲထမိာ်ထမိာ်ထကျါ.

Āa-nēs'cent, *a.* growing white, တာ်ဝါထီာ်ဆီ;
 becoming hoary, ခိန်သုဝါထီာ်ဆီ.
Āa-nine', *a.* pertaining to dogs, ထာ်ဆးမိးထွံာ်,
 ထွံာ်ဆမိ; like a dog, လီာ်ဝ်မိးထွံာ်.
Āān'is-ter, *n.* ကိထေးဝါ. See CADDY.
Āān'ker, *n.* a kind of corroding ulcer in the
 mouth, တာ်ဆါထီာ်ဆဲာ်; a caterpillar, သံမိာ်
 မိတကလုာ်ထာ်ဆဆိန်သုာ်ထာ်ဆ.—, *v. t.*
 to corrode, corrupt, ထီာ်ဆုာ်, ထီာ်ဆဲာ်.
Āān'ker-oūs, *a.* like a canker, ထာ်ဆထီာ်ဆုာ်, ထီာ်
 ဆဲာ်, ဆါထီာ်ဆဲာ်.
Āān'ni-bal, *n.* ပုာ်ထာ်ဆညီန့ာ်ထီာ်ပုာ်ထာ်ဆညာ်.
Āān'non, *n.* artillery, ချိန်, မချိန်.
Āān'non-de', *v. t.* ခးဝဲမိးချိန်တဂုာ်.—, *n.* တာ်ခး
 မိးချိန်တဂုာ်.
Āān'non-ball, *n.* ချိန်သုာ်, မချိန်သုာ်.
Āān'non-iēr, *n.* an artillery-man, ပုာ်ခးချိန်မိ.
Āān'not, *v. i.* (can and not), ထသုထာ်, ထကဲ, တန့ာ်; ခး,
 I cannot do, ထမာ်တသု, မာ်တကဲ, မာ်တန့ာ်ထာ်.
Āa-nce', *n.* န့ာ်မိတကလုာ်.
Āān'on, *n.* a law or rule, တာ်ခိန်ညီာ်ဆဲာ်, တာ်ဆုာ်;
 an ecclesiastical rule, တာ်ဆုာ်ဆာ်ဆးမိးဆုာ်
 ဖျာ်ထါဖျာ်ထါဆကျဲ; genuine Scripture, ဖျာ်ထ
 ထီာ်မိဆဲာ်ဝဲ; a kind of ecclesiastical dig-
 nitary, ပုာ်ထာ်ဆမိာ်ထီာ်တကလုာ်.
Āān'on-ess, *n.* မိာ်ထီာ်ဆမိန်တဂုာ်ထာ်ဆထာ်ဆးမိးပုာ်
 ပုာ်ထာ်ဆတုာ်တာ်ထါထလုာ်ဆထာ်ဆပုာ်.
Āa-nōn'ic-al, *a.* pertaining or according to a
 canon, ထာ်ဆးမိး, နိသိးမိး canon တဘိဘိဆသိး.
Āa-nōn'ic-als, *n.* ပုာ်ထာ်ဆထာ်ဆတုာ်ထီာ်ဆထာ်ဆသိး.
Āān'on-ize, *v. t.* ပုာ်ထာ်ဆထီာ်ပုာ်ထာ်ဆထာ်ဆပုာ်
 ဝဲတဂုာ်ထာ်ဆကနဲာ်သုာ်ဆကျါ.
Āān'o-py, *n.* a covering over the head, တာ်ကရ
 မိန်; the canopy of heaven, မုကမိာ်လီာ်.
Āānt, *v. t.* to pitch forward, ဘိးတရဲထီာ်, ဆိန်တရဲ
 ထီာ်.—, *v. i.* to speak with a whining
 voice, ကတိာ်ထာ်လီာ်မိာ်ထီာ်, ကတိာ်ထာ်ကညီာ်က
 ည့, ကတိာ်ကထီာ်ကဆဲး; to affect goodness, မုာ်
 မးဆသးထာ်ပုာ်ထာ်ဆတုာ်.—, *n.* a pitch,
 တာ်တရဲထီာ်, တာ်ထရဲထီာ်; a whining speech,
 တာ်ကတိာ်ထာ်လီာ်မိာ်ထီာ်, တာ်ကတိာ်ထာ်ကညီာ်က
 ည့, တာ်ကတိာ်ထာ်ကထီာ်ကဆဲး; religious hypocri-
 sy, တာ်ထထီာ်ပဝ်မးဆသးထာ်ပုာ်ထါဖျာ်ထါဆတုာ်.

dy, wɒlf; fʊrl, rʊde, pʊʃ; e.ɪ.ə. silent; ʧ ʌ s s; ʧ ʌ s h; ʒ ʌ s j; ʒ ʌ s in ʒet; ʒ ʌ s z; ʒ ʌ s ʒ z; ŋ ʌ s in lɪŋgər.

al, တာ်တၢ်ခဲတၢ်တၢ်တၢ်; by chance, တၢ်သးတၢ်,
တၢ်သးတၢ်.

Cās'ū-al-ty, n. accident, contingency. တၢ်တၢ်တၢ်
တၢ်, တၢ်တၢ်တၢ်, တၢ်တၢ်တၢ်, တၢ်တၢ်တၢ်
သး; death by accident, တၢ်တၢ်တၢ်သး.

Cās'ū-ist, n. one who decides cases of con-
science, ပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်.

Cās'ū-is'tic, Cās'ū-is'tic-al, a. See CASUISTRY.

Cās'ū-is-try, n. တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်.

Cāt, n. သၢ်ခဲတၢ်; cat o' nine tails, နီၣ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်.

Cāt'a-cōmb, n. တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်.

Cāt'a-lēp'sy, n. တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်.

Cāt'a-lōgue, n. a list, a record, တၢ်
တၢ်တၢ်တၢ်တၢ်.

Cāt'a-mē'ni-ā, n. Med. the menses, မိၣ်
တၢ်တၢ်တၢ်တၢ်.

Cāt'a-mount, n. the N. American tiger, ခုၣ်.

Cāt'a-plāsm, n. a poultice, ကသံၣ်
တၢ်တၢ်တၢ်တၢ်.

Cāt'a-pūlt, n. နီၣ်ပုၤတၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်.

Cāt'a-rāct, n. a large waterfall, တၢ်
တၢ်တၢ်တၢ်တၢ်.

Cā-tārrh', n. a cold in the head, တၢ်
တၢ်တၢ်တၢ်တၢ်.

Cā-tās'tro-phe, n. a disaster, တၢ်
တၢ်တၢ်တၢ်တၢ်.

Cātch, v. t. to seize, lay hold on, မိၣ်;
to arrest, မိၣ်တၢ်တၢ်တၢ်.

မိၣ်တၢ်တၢ်တၢ်တၢ်; to entrap, ဆဲး
တၢ်; to overtake, ချး, ချး, ချး;— as with a hook, တၢ်
တၢ်, တၢ်, တၢ်;— as a disease, တၢ်, တၢ်;
— cold, တၢ်တၢ်;— small-pox, တၢ်
တၢ်, တၢ်;— as fire, ခုၣ်တၢ်တၢ်.

— Catch at, to try to seize, မိၣ်
တၢ်တၢ်တၢ်တၢ်.

— Catch up, တၢ်တၢ်တၢ်တၢ်, တၢ်
တၢ်တၢ်တၢ်တၢ်.

—, n. seizure, တၢ်တၢ်, တၢ်
တၢ်တၢ်.

Cātch'pēn'ny, n. a thing intended only to gain
money by, တၢ်တၢ်တၢ်တၢ်. See CATCH, v. t.

Cāt'e-chāt'ic, Cāt'e-chēt'ic-al, a. တၢ်
တၢ်တၢ်တၢ်တၢ်.

Cāt'e-chīge, v. t. to teach by questions and an-
swers, သိၣ်တၢ်တၢ်တၢ်တၢ်; to
examine by questions, သိၣ်တၢ်
တၢ်တၢ်.

Cāt'e-chīgm (-kīzm), n. တၢ်
တၢ်တၢ်တၢ်.

Cāt'e-ghū (-shoo), n. သိၣ်
တၢ်, သိၣ်.

Cāt'e-chū'men (-kū'men), n. Eccl. a neophyte;
ပုၤတၢ်တၢ်တၢ်တၢ်, ပုၤတၢ်
တၢ်တၢ်တၢ်.

Cāt'e-gūr'ic-al, a. absolute, positive, တၢ်
တၢ်တၢ်တၢ်, တၢ်တၢ်
တၢ်တၢ်.

Cāt'e-go-ry, n. (ကတမိၣ်) an enumeration, a
class, တၢ်တၢ်တၢ်တၢ်, တၢ်
တၢ်တၢ်.

Cāt'er, v. t. to provide food for, purvey, ဆု
တၢ်တၢ်တၢ်, တၢ်
တၢ်တၢ်.

Cāt'er-pū'lar, n. သိၣ်
တၢ်.

Cāt'er-wgaul, v. t. to cry as cats, သိၣ်
တၢ်တၢ်တၢ်.

Cāt'es, n. pl. dainties, တၢ်
တၢ်တၢ်တၢ်.

Cāt'gūt, n. ဝှံးတၢ်တၢ်တၢ်
တၢ်တၢ်.

Cā-thār'tic, Cā-thār'tic-al, a. purgative, တၢ်
တၢ်တၢ်, n. a purge, တၢ်
တၢ်.

Cāt'hēad, n. သိၣ်တၢ်တၢ်
တၢ်တၢ်.

Cā-thē'dral, n. (ကသံၣ်) a bishop's church,
တၢ်တၢ်တၢ်တၢ်, တၢ်
တၢ်တၢ်.

Cāth'e-ter, n. တၢ်တၢ်တၢ်
တၢ်တၢ်.

Cāth'o-lic, a. universal, as pertaining to the
church, တၢ်တၢ်တၢ်
တၢ်တၢ်.

liberal, candid, တၢ်
တၢ်တၢ်.

—, n. See ROMANIST
OR ROMAN CATHOLIC.

Cāth'o-liq'i-ty, Cā-thōl'i-gīsm, n. See CATHOLIC.

Cā-thōl'i-con, n. a panacea, တၢ်
တၢ်တၢ်.

Cā-tōp'trics, n. Nat. Phil. (ကထိးပုၤ) တၢ်
တၢ်တၢ်.

Cāt's-crā'dle, n. a kind of child's play, တၢ်
တၢ်တၢ်.

ā, ē, ī, ō, ū, y, long; ä, ē, i, ö, ü, y, short; cāre, fār, lāst, fāll, w hāt; thēre, veīl, tērm; pīque; dōne, fōr,

Çell, n. a small, close room, ဓားဖိ, တာ်ကဆူးဖိ; any small cavity; as, a prison cell, တာ်အိပူဖိ.
Çel'lar, n. a room under a house, ဓားလှေထံင်ဖိလင်.
Çel'lu-lar, a. တာ်အိပူဖိဝဲဒီးအပူဖိခါအါကလင်.
Çem'ent, Çe-mënt', n. ကိန်တကလုင်, တာ်စဲသူးထာ်အကျာ်ပု; metallic cement, ကလုင်*.
Ce-mënt', v. t. to make adhere closely, မာစဲသူး တာ်တံင်တာ်ကျာ်ကျာ်; to solder, ဓားဆုင်ဝဲ.
Çem'e-tër'y, n. a grave-yard, a churh-yard, လိ, တာ်သွင်မိန်အကစိ, တာ်သွင်မိန်အကရာ.
Çen'o-täph, n. a monument, တလှေ, ပုမာထိပိုင်ခါအိဒ်ဒီးအိဒ်ဒီးလှေကလဲတာ်သွင်မိန်ထိပုသ်အစိ.
Çense, v. t. ဆိန်ကဲထာ်ဒုမုခ်သီးထာ်ဒုမုခ်အိဒ်ဒီး.
Çens'er, n. လိဒိထာ်ပုဆိန်ကဲထာ်ဒုမုခ်အိဒ်ဒီးလှေပု.
Çen'sor, n. a guardian of the press, ပုထာ်အထိုင်ကွပ်စာ်လင်ထာ်ပုဂဲထာ်ပုပုဒ်ဒီးအိဒ်ဒီးတဂါ; one given to censure, ပုထာ်အထိုင်ကွပ်စာ်ပုထာ်ပုပုဒ်ဒီးအိဒ်ဒီးတဂါ.
Çen-sö'ri-ou's, a. fault-finding, ထာ်ပယ်တာ်အါ.
Çen-sö'ri-ou's-ness, n. တာ်အသးအိန် ထာ်အကပယ်တာ်, တာ်ပယ်တာ်ကမုင်ထာ်ပုထာ်ပုပုဒ်ဒီးအိဒ်ဒီး.
Çen'sur-a-ble, a. blamable, ထာ်ပယ်တာ်အထိုင်အိန်, ထာ်ကြာ်တင်တာ်ပယ်, ကြာ်ပုပယ်တာ်ကမုင်.
Çen'sure, n. blame, reproof, တာ်ပယ်တာ်ကမုင်, ပယ်တာ်ပယ်. —, *v. t.* to blame, ပယ်တာ်ကမုင်.
Çen'sus, n. ထံင်ထာ်အိန်ထံင်မိကိာ်ဖိအရိုင်အခွါအမိန်အဆဲးအဂါဒီးအစုထီခိန်ခိန်တကုင်.
Çent, n. a hundred, တကယု; a copper coin, ကိာ်အစုဂဲကဲထာ်အိန်အဘုင်, လာဝဝကဲထီခိယထာ်တဘုင် (one dollar).
Çen'taur, n. a fabulous being, ဆိုင်မိကိာ်ဖိတကလုင်, အမိန်မုဂဲကဲထီ, အခဲမုဂဲကဲထီ.
Çen'te-nä'ri-an, n. ပုထာ်အသးကဲထီတကယု. —, *a.*
Çen'te-na-ry, n. တကယု, နိုင်ပုထီခိတကယု.
Çen-tën'ni-al, a. တာ်အသးအိန်တကယု.
Çen'ter, Çen'tre, n. တာ်အခါသး, တာ်အသးကိာ်ပု. —, *v. t.* to place on a centre, ပယ်ထာ်အသးကိာ်ပု, ပယ်ထာ်အခါသး; to collect to a point, concentrate, ထီးဖိုင်လိင်အသး, ဆဲးထီလိင်အသး. —, *v. i.* to be collected to a point, အိန်ထီးဖိုင်လိင်အသး, အိန်ဆဲးထီလိင်အသး.
Çen'ti-ped, Çen'ti-pède, n. ဒးဘီ.
Çen'tral, a. placed in the centre, အိန်ထာ်ခါသး,

အိန်ထာ်ထာ်သးကိာ်ပု; pertaining to the centre, ထာ်အသးကိာ်ပု, တာ်အသးကိာ်ပု.
Çen-trif'ü-gal, a. (ဗုင်တြီးဗေဂ) flying from the centre, ထာ်အထဲထာ်ရဲထာ်ဂဲထာ်ပုအပူဖိဂုင်ထဲထဲထာ်ထာ်ကထာ်ဆုအဂါ; centrifugal force, အထာ်ထာ်ထာ်အသးထဲထာ်အိန်အထဲထာ်အဖိမိန်.
Çen-trip'e-tal, a. (ဗုင်တြီးပတ) ထာ်အထဲထာ်ရဲထာ်ထဲထဲထာ်အပူဖိဂုင်ထဲထဲထာ်ဆုအခါသးတဖိ; centripetal force, အထာ်ထာ်ထာ်အသးထဲထာ်ဆုအခါသး.
Çen'tu-ple, n. တာ်ခါထီခိအစးတကယု.
Çen-tü'ri-on, n. Rom. Antiq. သုဒိတကယုအခါ.
Çent'ü-ry, n. a hundred years, အနိန်တကယု.
Çe-phäl'ic, a. ထာ်အသးအိန်သင်ဗံ. —, *n.* a medicine for headache, ကသိန်မိန်ခါ.
Çe'rate, n. ပရိန်ဒုး* ကသိန်ကျးဖိဒီးထာ်ထီ, ဒီးကနဲဗိး.
Çere, v. t. to wax, ဂူထာ်ထီထီးကနဲဗိး, ဂူထာ်ထီထီးထာ်စဲသူးစဲတး.
Çer'e-bél'lum, n. မိန်နှံထာ်အချာ်ဒီးအသးတကုင်.
Çer'e-bral, a. ထာ်အသးအိန်နှံ.
Çer'e-brüm, n. Anat. မိန်နှံထာ်အခဲင်ညါဒီးအဖိမိန်တကုင်, မိန်နှံဒီးမိန်တကုင်.
Çere'ment, n. တာ်ကဲညာ်ထာ်အထိုင်တဲဗာ်ပုသ်မိန်.
Çer'e-mó'ni-al, a. ritual, formal, ထာ်အသးအိန် ceremony. —, *n.* See CEREMONY.
Çer'e-mó'ni-ou's, a. ထာ်ပုထီခိ ceremony, formal, precise, ထီခိ ceremony ထာ်ထာ်ပုထီခိ.
Çer'e-mo-ny, n. a form, ထာ်ပုထီခိအထဲ; —in religion, a rite, တာ်သွင်တာ်ထီခိအထဲ; —in manners, တာ်ထုထဲထာ်အထဲအထဲ.
Çer'tain, a. true, ထာ်ထုထဲထာ်; sure, constant, un-failing, သပုင်ထာ်, ဗါပုဒ်, နီကိာ်, နီခိ; as-sured in mind, undoubting, နှံ, သွင်ညါထီထာ်ထီထဲ, သးဒုဂဲတဲဒ်; one in particular, ပုထာ်ထီထဲ, မထာ်ထာ်; some, တာ်ထဲထဲ.
Çer'tain-ness, Çer'tain-ty, n. See CERTAIN.
Çer-tif'i-cate, n. ထံင်ထုထဲထာ်အသး, ထံင်ထဲထဲထာ်*.
Çer'ti-fy, v. t. to testify in writing, ထုထဲထာ်အသး ထာ်ထီထဲထာ်; to verify, မထာ်မထာ်; to give information to, ဒုးသွင်ညါထဲ, ထီးထာ်ထာ်ညါထဲ.
Çer'ti-tüde, n. assurance, certainty, ထာ်အထဲထာ်, ထာ်အသး.
Çe-ru'le-an, a. sky-colored, blue, ထီခိမုမိန်အသး.
Çe-ru'men, n. ear-wax, နာ်သွင်သု.

ä, ê, î, ò, ù, ÿ, long; ä, ê, î, ö, ü, ý, short; càre, fär, läst, fäll, whät; thère, veíl, tèrm; píque; dòne, fòr,

thing for another, ထဲလိပ်တံ; to quit one place for another, သူးအလိပ်; to change money, ကတိစု, ကတိပွန်, ထဲလိပ်စု, ထဲလိပ်တံ.— Change into, to transmute, ဒူးကဲထိပ်တံတဖဲလူတံတဖဲလှေ.—, *n.* variety, alteration, mutation, တံထဲလိပ်; small money, စုကမံ, ပဲပဲတံအသိး, တံသိး, တံပပ, တံဆိ.—
Chänge'a-ble, *a.* mutable, variable, တံထဲလိပ်အသးသ့, တံကဲကဲခါ သ့, တံ တ အိပ် ဂါ အိပ် ကျပ; fickle, inconstant, သးတဂါတကျပ.
Chänge'a-ble-ness, *n.* See CHANGEABLE.
Chän'nel, *n.* a water-course, ထံကျိ; a strait, ထံကျိအိပ်လျာစွဲစွဲအတံစး; *Arch.* a furrow in a column, a groove, ကျိ, တံကျိ; any means of conveyance, တံဆ ကျဲ, အ ကျိ.—, *v. t.* to groove, ဆဲးတရိန်နီတံအကျိ.
Chänt, *v. t.* to sing, တူင်ထိတကံ.—, *n.* တံသး ဝိပ်တကလှေ.
Chänt'i-cleer, *n.* a cock, ဆိဝါ.
Chä'os, *n.* confusion, disorder, တံမရိန်သိးသး.
Cha-öt'ic, *a.* မးအသးမရိန်သိးသး, သထံင်ဘုင်လိပ်အသး.
Chäp, *v. t.* to crack, ဖဲထဲင်, ဖဲသ့ဖဲ.—, *n.* တံ ဖဲထဲင်, တံဖဲသ့ဖဲ.—, *n.* a boy, a lad, a youth, *Colloq.* ဒီသင်, ဒီသင်ခွါ, လှိုင်ဘိ.
Chäp'el, *n.* ဘုင်တံတံတံအစး, ဘိတံအထရိန်.
Chäp'-fallen (*chäp'fawln*), *a.* dejected, dispirited, သးတရင်, သးလိပ်ဘျါ, ဝဲင်လိပ်ညှိုးလိပ်ဘိ.
Chäp'i-ter, *n.* တံအစိန်, တံအစိး. See COLUMN.
Chäp'lain (-lin), *n.* သးမိအသရင်တံတရါ, ပမိန်အသရင်.
Chäp'lain-ry, *Chäp'lain-ship*, *n.* တံအလိပ်လျာ chaplain နီတံပဲ.
Chäp'let, *n.* a garland, မိန်ကျိ;—of flowers, မိ မိန်ကျိ.
Chäp'man, *n.* a trader, ပုဆိတံပုတံ.
Chäps, *n. pl.* the jaws, ထင်မိကိန်မိအထးမိန်.
Chäp'ter, *n.* a division of a book, ထိန်အထးမိန်; *Eccl.* a meeting of clergymen, သရင်သိန် တံအတံအိန်မိန်တကရါ.
Chär, *Chäre*, *n.* a day's job, တံမးလျာပုမိးနီတံ ကျဲအထဲတံနီအစိန်တံနီအစိန်.—, *v. t.* ဆိလျာ မှန်ကျဲ, ကျိဆိ; to do small jobs. See CHORE.
Chär'ac-ter, *n.* a mark, တံပရိန်; a letter, ထိန် အဖျာန်; a distinctive quality, a leading

trait, အတကဲင်ပဝး, အထုင်အထုင်; a good quality, reputation, အစုင်အကဝီ, အထုင်အကဝီ; a good character, အစိလျာ; a bad——, အစိတလျာတံ.—, *r. t.* See CHARACTERIZE.
Chär'ac-ter-is'tic, *n.* a distinguishing quality, တံပရိန်လိပ်ဆိစုင်တံ, တံအတကဲင်ပဝးလိပ်ဆိစုင်တံ.
Chär'ac-ter-ize, *v. t.* to distinguish, မးပရိန်လိပ်ဆိ စုင်တံ; to describe, မးဖျါထိန်အတံလိပ်ဆိ.
Chär'coal, *n.* သွဲလျာ.
Chärge, *v. t.* to make an onset, သ သူ့ဆိလျာ, သ ဖျါဆိလျာ; to load a gun, မးနွဲင်ကျိဆင်; to impose a fee or price, ပင်အပု, ပင်အဘူးအထဲ; to accuse, ပင်တံကမန်, ပထိန်; to direct, instruct, မးလိပ်, မးလိပ်ပင်.—, *n.* an onset, တံသလျာဆိလျာ; an accusation, အတံကမန်; a fee or price, အဘူးအထဲ, အပု; an order, an injunction, တံမးလိပ်;—of a gun, ကျိဆင်.
Chär'ger, *n.* a large dish, သီတု; a war-horse, ကသုင်ဒူးသူး.
Chär'i-ot, *n.* ထုင်ကတံအဖဲထင်လှိုင်ဘုင်ဒီအ ဗံ အ ထာ တကလှေ.
Chär'i-ot-eer', *n.* ပုလျာအနီန် chariot တဂါ.
Chär'i-ta-ble, *a.* liberal to the poor, kind, beneficent, လျာအထုင်သးကညိပုဖျိန်မိယန်မိညိ, ညိနွဲင် သးကညိဟုင်တံ; favorable, indulgent, လျာ အတပင်တံကမန်လျာပုဂါ, ညိနွဲင်သးအိန်ပုဂါ.
Chär'i-ty, *n.* love, benevolence, တံအိန်တံကျဲ; tenderness, တံသးကညိတံ; giving to the poor, beneficence, တံဟုင်သးကညိပုဖျိန်မိ ယန်မိ; what is given to the poor, alms, တံဟုင်သးကညိပုဖျိန်မိယန်မိ; good will, သး ညိနွဲင်အိန်ပုဂါ.
Chär'la-tan, *n.* a quack, an empiric, ပု လျာ အ ညိနွဲင်စံးပကြါးအတံကျိန်တံဆဲးစုင်ပဲ.
Chä'la-tan-ry, *n.* တံမးရိန် charlatan အထိး.
Chärm, *v. t.* to control or summon by incantation, တူဘိသမုတံ;—as a snake, ဂုင်ညှိုး တံ; to fascinate, မးထင်ပုဂါအထး.—, *n.* a formula of incantation, တံအတံသ မု, တံသမုတံပထိန်; a quality which attracts and secures the affections, an attraction, တံတံပသးမိန်မိန်ကထဲင်.

ä, ê, î, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fäll, what, thère, veil, tέρm; pique; done, fòr,

Che-mise', *n.* ဒီကံတူင်စုးထီထာမိင်ရုင်သီးဝဲထာဒီကံ
ထဝါအဖိထဝ်.
Chém'ist, *n.* ဂှထာအသွင်ညါနု်ပာ် chemistry.
Chém'is-try, *n.* (ခုင်မစတြိ) တာ်ကုင်တာ်ဆးတကထုင်
ထာအသွင်ညါနု်ပာ်တံထာ်ထာ်ဆာမီးထအိင်
ဆါဆုင်မီးတံထာ်နု်ပာ်မာ်ဖျါထီင်ဝဲသုးထာ်နု်ပာ်
ဝဲညါတာ်ထာ်နု်ပာ်ထာ်ဆါဆုင်ထီင် အသးမီးက
ကဲကုမနု်ပာ်ထီင်နု်သုညါဝဲ.
Chèque, *n.* See CHECK, *n.*
Chér'ish, *v. t.* to nurture, foster, ထံးကုကွာ်ကု,
ကထုကုကထာ်ကု, တိစါမာစါကု.
Che-root', *n.* a cigar, မိင်.
Chér'ry, *n.* ထာသညါထာအခွံအိင်တဖျါဖါတကထုင်.
Chér'ub, *n.* ခုရုင်မုရိင်ကလူး. See ဗုဒ္ဓ. ၃၁: ၁၈၂၀.
Chér'ubim, *n. pl.* ဆု်ရား (ခုရုင်) တစုင်. See
CHERUB.
Chér'up, *v. t.* to urge on by making a short,
shrill sound, ဂှုးကတိာ်. —, *v. i.* to chirp
as birds, twitter, မာထီင်ထီင်တာ်ဖိထီင်ဖိတနု်
ပှါထီင်အသီး. —, *n.* See CHIRP.
Chess, *n.* a kind of game, တာ်သုးခု, မှ်တာ်ထီင်ကွဲ
တာတာ်တကထုင်.
Chess'-board, *n.* သုင်ဆုင်ထာထကွဲတာ်သုးခုထာထထီ.
Chést, *n.* a box, တထါ; the cavity of the breast,
the thorax, သးနါပှါ; a chest of drawers, a
bureau, တထါထာထအိင်မီးဆွဲဆုင်*.
Chést'nut, *n.* the tree, သုင်ခါမိာ်. See ဗုဒ္ဓ. ၃၁: ၀.
Chev-ál'-de-frise (shév'o-de-fréz), *Fr. n. pl.*
chevaux-de-frise, မာဖါထုင်ဖါ, မာသထာ်မာ
သထုင်.
Chév'a-liér', *n.* ထိင်မီးကသုင်သုးမီးပင်အသးသနီးတြိ.
Chew, *v. t.* to masticate, ဆုင်ဘွဲ, အိင်ဝဲ, ကမာထီင်;
—the cud, to ruminate, ကထီင်ထီင်ထဆုင်,
ဝဲထဆုင်.
Chi-cán'er-y, *n.* trickery, တာ်မာတတီတထီထုင်
သီးတာ်အမူးအရ်ကသဘိင်ဘုင်ထီင်အသး
Chick'en, *n.* the young of fowls, သီမိ.
Chick'en-heart'ed, *a.* timid, cowardly, ညီနု်ပှါ
တာ်စုးတာ်, ညီနု်ထုင်ထီင်တာ်, နါမိာ်ပှါတာ်စုးတာ်.
Chick'en-pox, *n.* ဝဲသိင်တုင်*, မရိာ်ထံ, တာ်ထီင်ထီ.
Chide, *v. t.* to blame, censure, ပင်တာ်ကမင်တစဲ
စဲ; to reprove, rebuke, ထိင်ထီင်ထုင်မီး.
Chiéf, *a.* principal in rank or office, supreme,

ထာထထီင်အမိင်; greatest, prime, အမိင်က
တာ်. —, *n.* a head person or com-
mander, ထမိင်, ထထီင်ထမိင်, ထမုင်အနီ.
Chief'ly, *adv.* ထါခုင်တာ်တကုင်, ထါထီင်တာ်တကုင်.
Chief'tain, *n.* a chief, ဂှထာမုာ်အမိင်, ဂှထာမိင်အမိင်.
Chil'blain, *n.* ပှါထီင်ထီင်ထာထာ်ခုင်တာ်မိင်ထီ.
Child, *n.* ဒီသုင်, ဒီဆံး; to be with child, အိင်မီးထ
ထုးထသး.
Child'-bear'ing, *n.* တာ်အိင်မုင်ဒီသုင်, တာ်ဆံးစါဒီသုင်.
Child'béd, *n.* the being in labor, တာ်ထုးဆါ.
Child'birth, *n.* travail, labor, တာ်အိင်မုင်မိ.
Child'hood, *n.* the state of a child, မီးဒီသုင်, အိင်
ဒီသုင်; second childhood, dotage, ထီမိ
သုင်ကု.
Child'ish, *a.* puerile, trifling, မာထသးဒီဒီသုင်အ
သီး; pertaining to a child, boyish, ထုင်ဆး
မီးတာ်အိင်ဒီသုင်; suitable to a child, youth-
ful, ကြါးမီးဒီသုင်.
Child'ish-ness, *n.* တာ်ထီင်ထီင်ဒီသုင်; simplicity,
weakness of mind, သးထီင်ထီင်ဒီသုင်အသး.
Child'less, *a.* without children, မိထီထအိင်.
Child'-like, *a.* resembling a child, ဖိသုင်အသီး.
Chil'i-ad, *n.* a thousand, တထထီ; a period of
a thousand years, ထနီင်တထထီ.
Chil'i-arch, *n.* သုးမိတကထီထမိင်.
Chill, *a.* cool, chilly, ခုင်, မိာ်; shivering, ညုင်မိာ်,
ကနီး, ဝဲ. —, *v. t.* to make cool, မာ မိာ်
ထီ. —, *n.* တာ်ညုင်မိာ်, တာ်မိာ်, တာ်ဝဲ.
Chil'li, *n.* cayenne peper, မိာ်ထဲသုင်.
Chill'y, *a.* မိာ်မိာ်, ခုင်ခုင်. See CHILL, *a.*
Chill'i-ness, *Chill'ness*, *n.* coolness, တာ်မိာ်, တာ်
ခုင်. See CHILL, *a.*
Chime, *v. i.* to sound in harmony, သီင်စုးထီင်မီးဒု
ထီင်အသး; to agree with, ဆုင်ထီင်, ထုင်ထီင်မီးဒု,
စုးမီးထီထထီ. —, *v. t.* to cause to sound
in harmony as bells, ဒုးသီင်စုးထီင်မီးဒုထီင်အ
သး. —, *n.* တာ်သီင်စုးမီးထီထထီထီင်အသး.
Chi-mú'rà, *n.* a vain, foolish fancy, တာ်မိကမိင်
ထာထတအိင်မီးထသးအကင်, တာ်မိကမိင်ကြိကြိ.
Chi-mér'ic-al, *a.* fanciful. See IMAGINARY.
Chim'ney, *n.* ဒီ, ဒီထာမုင်အုထသဝဲခုင်ထီင်ထာထပှါ.
Chim'ney-córn'er, *n.* ခင်ကပှါထထထ.
Chim'ney-sweep'er, *n.* ဂှထာထ ခွဲသိင်ကွဲင် မှ် ဂှါ

á, è, ì, ò, ù, ÿ, long; ä, é, î, ö, ü, ÿ, short; càre, fàr, làst, fàll, wàt; thère, veìl, tèrm; pìque; dònè, for,

- Chōre, *n.* a small job, char, တာ်မးဆဲးတံးခါ.
- Chōr'is-ter, *n.* one of a choir, ဂှၤတၢ်ဆဲးတံးခါဃုာ်
တာ်ထၢ choir ဆကျါ; one who leads a choir,
ဂှၤတၢ်ဆဲးတံးခါဃုာ် choir.
- Cho-rōg'ra-phy, *n.* တၢ်က့ၣ်တၢ်ဆဲးတၢ်ဆဲးတၢ်ဆဲး
တာ်တုၤဆဲးတၢ်ဆဲးတၢ်ဆဲးတၢ်ဆဲး.
- Chō'rus, *n.* a company of singers singing in
concert, ဂှၤဆဲးတံးခါဃုာ်တၢ်တုၤ; the part of a
song in which all the singers join, ထံာ်
ဆဲးတံးခါဃုာ်တၢ်တုၤဆဲးတံးခါဃုာ်တၢ်တုၤ.
- Chō'ta-hūz'ī-rī, *n.* Hind. a little breakfast, တၢ်
ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်.
- Chōul'try, *n.* Hind. an inn, ဂှၤတၢ်ဆဲးတံးခါ.
- Chow'der, *n.* တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Chow'ry, *n.* Hind. a fly-brush, နီၣ်တံာ်က့ၣ်သ့တုၤ.
- Christ, *n.* The Anointed, The Messiah, ခၢ်,
ဆဲးတံးခါဃုာ်တၢ်တုၤ.
- Christ'en, *v. t.* ထုၣ်ဆဲးတံးခါဃုာ်တၢ်တုၤ
ဆဲးတံးခါဃုာ်.
- Chris'ten-dōm, *n.* ထံာ်တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Chris'tiān, *n.* a believer in Christ, ဂှၤတၢ်ဆီၣ်
တာ်တုၤ.
- Chris'tiān'i-ty, *n.* တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Chris'tian-ize, *v. t.* to make Christian, ခုၣ်
တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်.
- Christ'mas, *n.* တၢ်မးပွဲတနီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Christ'mas-day, *n.* မ့ၢ်တၢ်ဆီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Chrōn'ic, Chrōn'ic-al, *a.* ထၢဆဲးတံးခါဃုာ်
တာ်တုၤ.
- Chrōn'ic-le, *v. t.* to record, register, ကွဲး
တၢ်ဆီၣ်တၢ်ဆီၣ်.
- Chrōn'ic-ler, *n.* an annalist, an historian, ဂှၤ
တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်.
- Chro-nōl'o-ger, Chro-nol'o-gist, *n.* ဂှၤတၢ်
ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်.
- Chrōn'o-lōg'ic-al, *a.* တၢ်ဆီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Chro-nōl'o-gy, *n.* (ခြၢနီၣ်ထံာ်) တၢ်
ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်.

- ထၢဆဲးတံးခါဃုာ်တၢ်တုၤ, ထၢဆဲး
တာ်မးဆဲးတံးခါဃုာ်.
- Chro-nōm'e-ter, *n.* (ခြၢနီၣ်မတၢ်) a time-keep-
er, နီၣ်တံာ်က့ၣ်သ့တုၤ.
- Chrōn'o-mēt'ric, Chrōn'o-mēt'rie-al, *a.* တၢ်ဆီၣ်
တာ်တုၤ.
- Chrȳs'a-lid, *a.* ထံာ်တၢ်ဆီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Chrȳs'a-lis, *n.* (ခြၢနီၣ်ထံာ်) တၢ်ဆီၣ်
တာ်တုၤ.
- Chrȳs'o-lite, *n.* Min. တၢ်ဆီၣ်
တာ်တုၤ.
- Chüb'bed, Chüb'by, *a.* plump, short and thick,
တၢ်ဆီၣ်တၢ်ဆီၣ်.
- Chück, *v. i.* to cluck, ဆီၣ်တၢ်ဆီၣ်
တာ်တုၤ.
- Chück'le, *v. i.* to laugh in contempt, နီၣ်
တံာ်က့ၣ်သ့တုၤ.
- Chüff, Chüff'y, *a.* surly, angry, ထၢဆဲး
တာ်တုၤ.
- Chüm, *n.* ထၢဆဲးတံးခါဃုာ်တၢ်တုၤ.
- Chümp, *n.* a chunk, သ့တုၤထံာ်
တာ်တုၤ.
- Chū'nām, *n.* ထုၣ်, ထံာ်တၢ်ဆီၣ်
တာ်တုၤ.
- Chünk, *n.* တၢ်ဆဲးတံးခါဃုာ်တၢ်တုၤ.
- Chūrch, *n.* a house for public, Christian wor-
ship, သ့တုၤထံာ်တာ်တုၤ.
- Chūrch'-mēm'ber, *n.* တၢ်ဆီၣ်
တာ်တုၤ.
- Chūrch'-ward'en, *n.* ဂှၤတၢ်ဆဲး
တာ်တုၤ.
- Chūrch'-yārd, *n.* a cemetery belonging to a
church, တၢ်ဆီၣ်တၢ်ဆီၣ်တၢ်ဆီၣ်.
- Chūrl, *n.* a rude person, a niggard, ထၢဆဲး
တာ်တုၤ.
- Chūrl'ish, *a.* disobliging, rude, surly, nig-
gardly, ထၢဆဲးတံးခါဃုာ်တၢ်တုၤ.
- Chūrl'ish-ness, *n.* See CHURLISH.
- Chūr'n, *v. t.*—with a churn-staff, ဆဲး
တၢ်ဆီၣ်တၢ်ဆီၣ်.

ā, ē, i, ō, ū, y, long; ä, ě, ĭ, ö, ů, ŷ, short; căre. fär, läst, fall, what; thêre, veil, tērm; pique; done, fór,

Clān, *n.* a tribe, ဂှတကလွင်ခင်, ဂှတကလွင်ခင်.
 Clān-dēs'tine, *a.* secret, hidden, sly, ကဘွဲးကဘွဲး;
 courtship, ဆင်ကဘွဲးဆင်ကဘွဲးတံ.
 Clāng, *v. t.* to strike together with a sharp
 metallic sound, clank, သိပ်ကြွပ်ကြွပ်, တုတ်တုတ်
 န်သးသွန်တုတ်ဒိလိန်သးသိပ်အသီး. —, *n.* တံ
 သိပ်ပစ်သးသိပ်အသီး.
 Clāng'gor, *n.* တံသိပ်ဒိလိန်သိပ်ခါခါဆုန်ဆုန်အသီး.
 Clank, *v. i.* to clang, သိပ်ထိပ်ဂှတကလွင်ခင်
 သိပ်အသီး. —, *n.* တံသိပ်ထိပ်ဂှတကလွင်ခင်
 တံသိပ်အသီး. —, *v. t.* See CLANK, *v. i.*
 Clāns'man, *n.* ဂှတကလွင်ခင်. See CLAN.
 Clāp, *v. t.* to slap with the hand, ခဲတံထာစုညါ
 သး; to strike with something flat, ပထာ
 တံကတုန်, ထာထာတံကတုန်; to apply hastily,
 ကျးလီတဘိဗိ;—hands by way of applause,
 ခဲစု. —, *n.* a slap, တံခဲတံထာစုညါသး; the
 loud noise made by sudden collision, တံ
 သွန်တုတ်ဒိလိန်အသီးသိပ်;—of thunder, လီသိပ်;
 a venereal infection, တံခါဆဲသဲ.
 Clāp'bōard, *n.* သွန်တုတ်ထာထာတံကတုန်, အကလွင်ခင်
 ဒိသွန်အသဲတံ. —, *v. t.* ဂှတကလွင်ခင်သွန်တုတ်
 ကလွင်ခင်.
 Clāp'per, *n.* ဒိလိသင်, ဂှတကလွင်ခင်, ဒိလိသင်
 ကလွင်ခင်.
 Clār'et, *n.* ဝမ်းထံတကလွင်ခင်.
 Clār'i-fy, *v. t.* to make clear, purify, မာဆု, မာကဆိ.
 Clār'i-on, *n.* a kind of trumpet, ခဲ, ကွဲတကလွင်ခင်.
 Clāsh, *v. i.* to strike together with a noise, ထပ်
 ဒိထပ်ထံလိန်အသီးသိပ်; to interfere with, dis-
 agree, ထိခါလိန်အသီး.
 Clāsp, *v. t.* to fasten with a clasp, ဘျးဆင်, ဘျးဆင်
 ဒီးဒိန်ဘျး; to twine around, entwine, ကးတ
 ရုံး; to close and hold in the hand, grasp,
 ဖံထာစု, ဒိထာစု; to embrace, ဒိန်ဆင်. —,
n. ဒိန်ဘျး; a close embrace, တံဒိန်ဆင်.
 Clāsp'er, *n.* a tendril, တံခါတံတံအစုလံး, အကလွင်ခင်.
 Clāss, *n.* persons of the same rank, ဂှတကလွင်ခင်
 ကလွင်ခင်သီးသီးလိန်အသီး; students pursuing
 the same studies together, ဂှတကလွင်ခင်
 ထံလိန်အသီး; things of the same denomina-
 tion, တံထာအကလွင်ခင် သိပ်အသီးလိန် အသီးတစု.
 —, *v. t.* to classify, ဒီးတံကလွင်ခင်အသီး.
 Clās'sic, *n.* ဝါထံကလွင်ခင်ကလွင်ခင်သွန်ထာ
 ဂှတကလွင်ခင်

ဝါထံကလွင်ခင်ကလွင်ခင်သွန်ထာ
 ဂှတကလွင်ခင်.
 Clās'sic, Clās'sic-al, *a.* ထပ်ဆေးဒီး classic.
 Clās'si-fy, *v. t.* See CLASS, *v. t.*
 Clāt'ter, *v. t.* to make a rattling sound, ထပ်, က
 ထပ်သိပ်; to rattle with the tongue, ကတိက
 ထပ်သိပ်တံ. —, *n.* တံကထပ်သိပ်တံ.
 Clāuse, *n.* a member of a sentence, တံကတိက
 ထပ် အစု; a distinct article in a contract
 or other writing, တံကွဲးတထပ်, တံကွဲးတထပ်.
 Clāv'i-cle, *n.* Anat. the collar-bone, ထီးဖံတဘိ.
 Clāw, *n.* the nail of the foot of a beast or bird,
 ဆင်ဒိကိဒိထိပ်ဒိထပ်ဒိထပ်အစုဒိန်ဒိန်. —, *v. t.*
 ထပ်တံဒီးအစုဒိန်ဒိန်.
 Clāy, *n.* ကပံ, ထိပ်ဒိထပ်ကပံအသဲ; soft clay, ကပံ
 ဝှပ်; stiff clay, ကပံဒိထပ်အစုဒိန်.
 Clāy'ey, *a.* like clay, ထီးကပံ; mixed with
 clay, ထိပ်ဒိထပ်ဆင်လွင်ဒီးကပံ.
 Clēan, *a.* pure, စိ, စိဆု, ကဆိ, တထပ်အထပ်သိပ်
 —, *v. t.* to cleanse, purify, မာစိမာဆု, မာ
 ကဆိ. —, *adv.* ခဲထပ်ခဲထပ်, သိကထပ်, စိကထပ်,
 ထာတကလွင်ခင်.
 Clēan'li-ness, Clēan'ness, *n.* purity, တံစိ, တံစိ
 တံဆု, တံကဆိ.
 Clēan'ly, *a.* & *adv.* စိ, စိစိ, ကဆိကဆိ.
 Clēan'se, *v. t.* to purify, မာစိမာဆု, မာကဆိတံ.
 Clēar, *a.* pure, as water, ဆု, ကဆိ, တထပ်လွင်ဒီးတံ
 ဂါနိတံ; bright, as a clear sky, မူဒိတထပ်
 ထီး; plain, manifest, perspicuous, ဂှတက
 ဆိ, ဂှတထပ်ထပ်, ဂှတထပ်ထပ်; open, unobstruct-
 ed, တံထိမာတံတံတံတံတံ, တံဒီးကွဲးတံ
 ထိပ်; innocent, အတံထပ်ထပ်တံကမန်တံထိပ်
 ထပ်; out of difficulty, ပုလုဒီးတံကတံ, ပုလုဒီး
 တံထပ်ထပ်;—as sound, အကလွင်ခင်, အကလွင်
 တထပ်ထပ်. —, *adv.* စိစိ, ဆုဆု, ထာတကလွင်ခင်. —, *v. i.*
 to become fair, ကဆိထိပ်ကလွင်ခင်. — Clear up, as
 the sky, ကဆိကဆိထိပ်ကလွင်ခင်;—in the morning,
 ဝါထံလီ;—in the evening, ကိလီထပ်ဂှတကလွင်ခင်.
 —, *v. t.* to free from obstruction or in-
 cumbrance, မာထိထိပ်, မာထိထိပ်; to disen-
 tangle, မာထိထိပ်ကလွင်ခင်ထပ်ထပ်ထပ်ထပ်
 ထပ်; to acquit, justify, ဝါထံထပ်ထပ်ထပ်ထပ်
 ထပ်; to make gain or profit, ဝါထံထပ်ထပ်ထပ်
 ထပ်;—as

du, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as j; ĝ as in ġet; ſ as z; x as gz; ŋ as in linger.

တံတံတံတံ, တံကြံတံ, တံမေးဖိုးတံ ကျိုး; a wooden shoe, ခိပ်ခဲးသွပ်တကလှံ.

Clois'ter, n. a monastery or nunnery, တို့; an arcade or colonnade, ဟွဲဂီၤ, တိုက်ခံထပ်စား ခြံကြံခေသိး.

Clois'tered, a. ခိပ်ခဲးသွပ် cloister စေပူ.

Close, v. t. to stop up, တံဆပ်, သံဆပ်, ပံးဆပ်; to shut, ကးတံပ်, ပံးထံပ်, ပံးဆပ်; to conclude, finish, မထပ်တံ, မပံးတံ, ကျိပ်လီတံခေခါ ခုၤ. —Close with, to accede to, agree to, သးခိ သိး, သးလီၤပ လိပ်, ဆုပ် လီၤ စသး; to grapple with, ဒီးသဝံဂ်လိပ်စသး. —, n. a completion, a finish, a termination, an end တံ မပံးထံ, တံထာထီၣ် ဟွဲၤ ထီၣ်ထံ, စကတံၤ.

Close, a. stopped up, တံပ်; confined, as air, သ ပံတံပ်; well joined, တံပ်ဆပ်; tight, ဃံး; narrow, အံၣ်; dense, တံၤ, တိုက်ခဲး; secret, concealed, အိပ်ခွပ်; near together, အိပ်သူးလိပ် စသး; stingy, ပံပ်, ကိ; earnest, intent, တပ် စားခိးသးဆုပ်.

Close'-fist'ed, 'Close'-hand'ed, a. niggardly, penurious, သးပံပ်, သးကိ, လိးကံလိးကိ, လိကံလိကိ.

Close'ness, n. as, closeness of the atmosphere, တံကိၣ်သဝံ. See CLOSE, a.

Clos'et, n. a small, private room, စားတစားခေလိာ်; a small store-room, စားပပ်တံအိပ်တံအိ စိစ ဝိာ်, စားပပ်တံအိပ်တံအိတံဖိတံထံၤခေဂီၢ်.

Clos'ing, n. an end, a conclusion, တံပံး, တံကတံၤ.

Clos'ure, n. a shutting, တံပံးတံပ်, တံခွပ် တံပ် ကပ် တံပ်; that which incloses, တံခေခွပ်စကပ်.

Clot, v. i. to concrete, coagulate, လီၤသကၤ. —, n. တံလီၤသကၤခေကိၣ်လိာ်.

Cloth, n. တံကံးဆုပ်ကံးယပ်, တံကံးဆုပ်ကံးညပ်.

Clothe, v. t. to put on garments, dress, ကုသိး တံ; to furnish with garments, ဟွဲၣ်တံကု တံသိး; ဒုးကုဒုးသိးတံ; to clothe or invest with authority, ဟွဲၣ်အခိစကဒီၤ.

Clothes, n. pl. covering dress, တံကုတံသိး.

Cloth'ier, n. ပုၤထာခေမၤကဲထီၣ်တံကံးဆုပ်ကံးယပ်တဂၤ.

Cloth'ing, n. raiment, clothes, တံကုတံသိး.

Cloud, n.—in the sky, တံခေ;—in the eye, ဝဲပ် ဝါးစး;—in a painting, ကံၣ်ဆုပ်ကံပ် ဆပ်; a large collection, တံဂီၢ်စုာ်. See CLU. ၁၂: ၈;

a state of obscurity, တံထာခေအိပ်ကံးအိပ် ထာ, တံကဒုကဒါ; a mass or volume of smoke, ခွပ်ဆူလုာ်ခွပ်ထီၣ်;—of incense, တံ အာၣ်အိပ်ထီၣ်. See CLU. ၈: ၁၁.—, v. t. to overspread with a cloud, အာၣ်ထီၣ်အာၣ်ထီၣ်; becloud, obscure, မၤလီၤကဒု, မၤခဲးလီၤ; to variegate in painting, မၤကံၣ်ဆုပ်ကံပ်ဆပ်.

Cloud'i-ness, n. See CLOUDY.

Cloud'y, a. overcast with clouds, အာၣ်ထီၣ်, အာၣ် ဆူ, ခဲးသုးခဲးထီၣ်; gloomy, ဆူတကျၢ်; obscure, တံတကဆွဲကဆွဲ.

Clout, n. a patch, တံခေကျး; a cloth for any mean use, a disaper, တံကံးညပ်ထာပထူးကွဲၣ်ထွီကွဲၣ် တံတပ်ခေထပ်ထီ, တံကံးရှ့. —, v. t. စားကျး.

Clôve, n. လှည့်ဖိ.

Clô'ven, p. p. of cleave, divided, တံထံၤခေခဲးခဲး.

Clô'ven-foot'ed, Clô'ven-hoofed, a. ခိပ်သွပ်ခေခဲးခဲး.

Clô'ver, n. ခိပ်ဒီးခဲးဖိတကလှံ.

Clown, n. a buffoon, a man of coarse manners, a boor, ပုၤပုၤထံၣ်ကျိာ်ဖိ, ပုၤဖိငး, ပုၤခေထုာ်ခေ ထာ်တဆံတထာ်တပ်. See BUFFOON.

Clown'ish, a. ill-bred, awkward, တံခေထုာ်ခေ ထာ်ခေတကံပ်ပဝေလီၤကံပ်ခဲး clown အသိး.

Clown'ish-ness, n. boorishness, incivility, တံ အခိပ်ခေခဲး. See CLOWNISH.

Cloy, v. t. to glut, surfeit, ဟွဲၣ်လုာ်ကိ, ဟွဲၣ်အိပ်ဟွဲၣ်.

Clüb, n. a cudgel, ခိပ်တူး, ခိပ်တံး; an association for some purpose, a society, ပုၤခွဲလိပ်မၤ ဆုပ်တံတကရၤ. —, v. i. to associate, ခွဲ လိပ်မၤဆုပ်တံ. —, v. t. to contribute to a common expense, ဝဲၣ်ခိပ်ဟွဲၣ်တံ, ခူးဟွဲၣ်တံ.

Clück, v. i. ဆိဖိာ်အိပ်ခိးခေခိးကိးထီၣ်တံ. —, v. t. ဆိဖိာ်ကိးခေခိ.

Clue, n. See CLEW.

Clump, n. a block of wood, သွပ်ကူးထပ်; a cluster of trees, သွပ်ကခွဲၣ်, သွပ်ကရၤ.

Clüm'si-ness, n. awkwardness. See CLUMSY.

Clüm'sy, a. awkward, unhandy, ထာခေမၤအသး စာစာခံပ်ခံပ်, မၤအသးထုာ်ထုာ်, မၤတံတသ့တ ထပ်, စုထသ့ခိပ်တသ့; badly constructed, ill-made, တလီၤတံလီၤဆဲး, တမုာ်တခိာ်.

Clüs'ter, n. a bunch of fruit, စေခွပ်; a clump of trees, သွပ်တကခွဲၣ်, သွပ်တကရၤ; a collection

do, wolf; furl, rüde, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; s as z; x as g; n as in linger.

of things, တာ်ခေကရူၢ်.—, *v. i.* ဆိပ်ဖိပ်, ဆိပ်
 ခူးဖိပ်, ဆိပ်လာ်ဖိပ်.
Clutch, *v. t.* to close the hand tightly, ဖိပ်ပုခွ်, ဖြာ
 ပုခွ်; to seize or grasp with the hand, ဖြာဆင်
 မီးစု, ဖိပ်ဆင်မီးစု. —, *n.* a gripe, a grasp.
 See CLUTCH, *v. t.*
Clut'ter, *n.* things lying in confusion, a hud-
 dle, တာ်ဆိပ်မခံၢ်မရိပ်, တာ်ဆိပ်ခူးခူးရှဲးရှဲး, ဆိပ်က
 ခဲၤကရိၤ; noise, bustle, disorder, တာ်သိပ်ဆူင်
 ဆူင်ဆင်ဆင်. —, *v. t.* to disorder, huddle,
 ပပ်တာ်ခူးခူးရှဲးရှဲး, ပပ်ဖျိခံၢ်ဂြါၤခါ, ပပ်တာ်ကခဲၤကရိပ်.
Clýs'ter, *n.* an injection, ကသိပ်ဆွံခံ, ကသိပ်ဖွီးခံ.
Clýs'ter-pipe, *n.* စူကဝဲၤ, ကျိဘိထာ်ပဖွီးခံဆေၣ်.
Cloach, *n.* ထွန်ကထည်ဆေၣ်ဖိပ်မီးဆေၣ်ထေၣ်တကထွန်.
Co-ad'ju-tant, *a.* ထာ်ဆေၣ်တၢ်မၤမၤတၢ်လိပ်ဆေၣ်. —,
n. ဂှၤမၤတၢ်. See COADJUTOR.
Co'ad-ju'tor, *n.* an assistant, a colleague, ဂှၤထာ်
 ဆေၣ်ဆူင်မၤဆူင်တာ်, ဂှၤထာ်ဆေၣ်တၢ်မၤမၤတၢ်.
Co-ag'ü-lâte, *v. t.* to curdle, ထီၤသကၤ. —, *v. t.*
 to cause to curdle, မၤထီၤသကၤတာ်.
Co-ag'ü-lüm, *n.* a coagulated mass, တာ်ထီၤသကၤ.
Coal, *n.*—of fire, မုန်ကမး; charcoal သွန်ထး;
 fossil coal, stone coal, ထာ်သွန်ထး.
Coal'er-y, *n.* တာ်ထီၤခဲၤဆူင်န့ၢ်ထာ်သွန်ထး.
Coal-mine, **Coal-pit**, *n.* ထာ်သွန်ထးထေၣ်.
Co'a-lésçe' (**kō'a-léss'**), *v. i.* to grow together,
 as separate parts or bodies, into one body
 or mass, unite, ဆပ်လိပ်ဆေၣ်, ထီၤပလိပ်
 လိပ်ဆေၣ်, မၤဆေၣ်ဆေၣ်တၢ်တမံၤတေၣ်ဆေၣ်.
Co'a-lés'çence, *n.* union. See COALESCE.
Co'a-li'tion, *n.* combination, တာ်ထည်ထိပ်, တာ်ထီၤ
 ပလိပ်; a union of parties, an alliance, ဂှၤ
 ခူးလိပ်ဆေၣ်, ဂှၤမၤဆူင်လိပ်ဆေၣ်.
Coarse, *a.* thick, rough, as thread, ဖိပ်, သွါ;—
 in texture or grain, တက ဆွန်ထပ်, ဆညှပ်
 တျါ*; gross, rude, as in language or man-
 ners, တဆိပ်မီးတာ်ထူးထီၣ်ထပ်, တဆိပ်မီးတာ်မဲၣ်ဆွဲ
 ထပ်, ထေၣ်ထေၣ်တထပ်ထေၣ်ထေၣ်.
Coarseness, *n.* inelegance. See COARSE.
Coast, *n.* the sea-shore, ဖိပ်ထပ်န့ၢ်; the border
 or frontier of a country, ကိာ်ဆာ, ကိာ်ဆာၤ,
 ကိာ်တရူၤ. *Obs.* —, *v. i.* to sail near the
 shore, ထဲၤတရူၤဖိပ်ထပ်န့ၢ်.

Coat, *n.* an outer garment, ဆိပ်; the wool, hair,
 or fur of a beast, ဆပ်ဖိက်ိမိဆေၣ်; a cover,
 a layer, တာ်ခူးထီၤကထာ, တာ်ဖိာ်ထီၤကထာ;—of
 arms, တာ်ဖိာ်ထေၣ်နိပ်ထာ်ဆဲၣ်ဗျါထီၣ်ဆကစၢ်ဆူၢ်
 ထေၣ်ထီၤ. —, *v. t.* to cover, as with an
 amalgam or paint, ဗျာတာ်ထေၣ်, ဝဲထီၤတာ်ထေၣ်
 ထီၤ; to overlay with plating ဖိာ်ထေၣ်ထီၤ.
Coat'ing, *n.* a covering as of paint &c. တာ်ထူး
 ပခူးတာ်ထေၣ်, တာ်ထာ်ပဝဲထီၤတာ်ထေၣ်ထီၤ; cloth for
 coats, တာ်ကံးညှပ်ထာ်ထီၣ်ကံးထီၣ်.
Coax, *v. t.* to wheedle, persuade, flatter, ကညှး,
 ကတိၤကညှး, လွဲကံးထွဲကံး.
Cob, *n.* ဘုခုဆေၣ်.
Cob'ble, *v. t.* to do coarsely, botch, မၤတၢ်တ
 မုန်တနီၢ်, မၤတၢ်တထီၤထီၤထီၤဆဲးမၤတၢ်တကမိမိ.
Cob'bler, *n.* ဂှၤထာ်ဆေၣ်ညီန့ၢ်ဘျိကုၤခိပ်ခဲထီၤထီၤ.
Cob'web, *n.* ကမိၤခေၤ, ကမိၤထေၣ်.
Coc'cyx, *n.* *Anat.* ခံမံၢ်ဖျိၢ်, ခံမိၢ်ခံထူး.
Coch'i-neal, *n.* an insect used in dying red, တာ်
 ဖိဆာ်ထာ်ပုၤမၤဆုထီၣ်ထီၤခဲထီၤဆေၣ်မၤထီၤတာ်ထေၣ်
 ခူးထေၣ်.
Cock, *n.* the male of the hen, ဆီခါ; the male
 of any bird, ထီၣ်ခါ; a spout to let out li-
 quors, a tap, a faucet, ထံတၢ်ဖိာ်ထေၣ်ထီၣ်
 မီးနိပ်ခံၣ်;—of a gun, ကျိထေၣ်မဲၣ်ဗျး. —, *v. t.*
 to set erect, ဆဲထီၣ်တာ်; to cock a gun, ဆဲ
 ထီၣ်ကျိထေၣ်မဲၣ်ဗျး.
Cock'ade', *n.* တာ်ဆေၣ်ဆေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်
 န့ၢ်ပာ်ထီၣ်ထာ်ဆေၣ်သဆူင် ထေၣ်ထေၣ်ထေၣ်ထေၣ်
 မးနိပ်ဆေၣ်
 ဆိပ်ခံး (office) ဆေၣ်.
Cock'a-trige, *n.* ဂုၢ်ခေၤတကထွန်.
Cock'boat, *n.* သပ်ပပ်*မိ, ကဘိဆေၣ်မိတကထွန်.
Cock'crow'ing, *n.* ဆီဆိပ်ထီၣ်ထေၣ်ထီၣ်.
Cock'er-él, *n.* a young cock, ဆီခါဖျိ, ဆီခါကနီ.
Cock'fight, *n.* ဆီခါခံၣ်မဲး, ဆီခါဗျးလိပ်ဆေၣ်.
Cock'le, *n.* မျိပ်မိတကထွန်, ကြိး.
Cock'ney, *n.* (a cant word) ဂှၤဂုၢ်ထာ်ဗျးနိပ်.
Cock'pit, *n.* a place for cock-fights, တာ်ထေၣ်ထီၣ်
 ဆီဗျးလိပ်ဆေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်; a room in the low-
 est part of a ship of war for the wound-
 ed, ကဘိဗျး သူးဆေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်
 ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်ထေၣ်.
Cock'roach, *n.* ဖိထီၤ.

ä, ê, î, ô, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, fall, what; thäre, veil, tärn; pique; done, för,

Cöck's-cömb, n. the comb of a cock, ဆိခိန်သွန်; the plant, ဖိရီးခိန်သွန်. See COXCOMB.
Cöck'swüin, Cöx'swain, n. ဂှာထာအမီးဆိခိန်ပင်အခံ.
Cö'cöa, n. the tree, ဆီးထံး, ဆီးထွန်;—, the fruit, the cocoa-nut, ဣသိ*သင်, ဆီးသင်.
Cö'cöa-nüt, n. ဆီးသင်, ဣသိ*သင်.
Cö-coon', n. သထိခိအမီးဂှာအစ.
Cöc'tion, n. a boiling, ချိုကဲထီတင်.
Cöd, n. a species of fish, ညှပ်တကလှင်း;—a pod, ပထီးသင်အခံး.
Cöde, n. a digest of laws, တမသး*, တင်ခိန်ညှိခိဒိအထင်တကကြွ.
Cöd'ger, n. a rustic, a clown, ဝှာထာအထာကဝီတအိန်.
Cöd'i-cül, n. a supplement to a will, တင်သွိကူးထင်နွါထါ.
Cö-ef'fi-ca-cy, n. တင်မာဆုင်ထိင်အသးထာတင်တမံးဆီအစိ, တင်မာစာထိင်အသးထာတင်တမံးဆီအစိ.
Cö-ef-fi'cient, a. cooperating, ထင်ဆးဒီးတင်မာဆုင်ထိင်အသးထာတင်တမံးဆီအစိ.
Cö-ef-fi'cien-cy, n. coöperation, joint power. See CO-EFFICIENT.
Cöeli-ac, Celi'ac, a. ထင်ဆးဒီးပပွင်ခင်တဘိ.
Cö-é'qual, a. equal with another, ထဲသီးထိင်အသး.
Cö-érce', v. t. to compel, constrain, မာဆုင်မာမီး, မာသနွ.
Cö-ér'cion, n. compulsion. See COERCE.
Cö-ér'çive, a. compulsory, ထာအမာဆုင်မာမီးတင်.
Cö-es-sén'tial, a. of the same essence or nature, အနိဂ်ဒ်သီးထိင်အသး, အနိဂ်စါတမံးဆီ.
Cö'e-tér'nal, a. equally eternal, ဒ်သီးထိင်အသးထာအခိန်ထံးအကတင်တအိန်ထင်အထိ.
Cö-é'val, a. beginning to exist at the same time, အိန်ထိန်အကတင်တဘျီထိ, အိန်ထိန်တကွဲကွဲ.
Cö'ex-ist', v. i. to exist at the same time, အိန်အမါတဘျီထိ.
Cö'ex-ist'ence, n. See COEXIST.
Cö'ex-ténd', v. i. to extend equally, as to time or space, ခိန်ဝဲ, ထင်ဝဲ, ဝှင်ဝဲ, ထိဝဲဒ်သီးထိ.
Cö'ex-tén'sion, n. See COEXTEND.
Cö'ex-tén'sive, a. See COEXTEND.
Cöffee, n. the berry, ကိစံး; the liquor, ကိစံးထဲ.
Cöffee-house, n. တင်အထိဝဲဂှာမာဆါကိစံးထဲဒီးတင်

အိန်တင်ထိအကထာအပူ.
Cöf'fee-pöt, n. သပာထာပမာကိစံးထဲထာအပူ, ကိစံးထဲသပာ.
Cöf'fer, n. a money-chest, တထိပပင်နွင်ထူဒီးစွဒီးထာအပူ.
Cöf'fin, n. ကျှင်, တထိထာပှာစာနွင်တင်သိန်ထာအပူ.
Cöf'fle, n. a gang of slaves, ဂှာထာတကရ.
Cög, v. t. to wheedle, deceive, ထိတင်ဂှာတင်, ပထိန်ပထိန်တင်, လွဲကခိလွဲကခါတင်, —, *n.* စဲးအထဲ.
Cö'g'en-cy, n. urgency, force, တင်ဆုင်, တင်အခိန်ထာ, တင်အထာဂ်, တင်အစာ.
Cö'g'ent, a. forcible, powerful, convincing, urgent, ဆုင်, အထာထာထာအဆိန်ဒီးအစိအကဒါ.
Cög'i-täte, v. i. to reflect, meditate, think, ဆီခိန်တင်, ကျှင်ထိန်ပထိထိတင်, ကျှင်ထိန်တင်.
Cög'i-tä'tion, n. reflection. See COGITATE.
Cög'i-tä'tive, a. ညှိနွါဆိခိန်တင်, ညှိနွါတထာတင်.
Cög'näte, a. kindred by birth, အခိန်သွန်ထံးတမံးဆီ, ဒီးသူးဒီးတင်ထိင်အသး; of the same family or class, အကထင်ဒ်သီးထိင်အသးဆင်ဆင်.
Cog-ni'tion, n. the act of knowing, တင်သွန်ညှါ, တင်နိန်ထိန်; the thing known, တင်ထာပသွန်ညှါ.
Cög'ni-za-ble, a. capable of being known or apprehended, ထာပသွန်နိန်သွ, ထာပသွန်ညှါသွ; that may be tried before a court, ထာအကြားဒီးပခိန်ထဲကွါထဲဒီးအဝှာ.
Cög'ni-zänce, n. a taking notice, observation, တင်ကွါနိန်တင်; recognition, တင်ဆိကခိန်သွန်နိန်ထိန်ကူးတင်; a judicial trial, တင်ထင်ထဲကွါထဲဒီးထာပခိန်အမဲင်ညှါ; a badge, တင်မပနိန်တင်.
Cög'ni-zant, a. ထာအသွန်ညှါဝဲ. See COGNIZABLE.
Cog-nö'men, n. surname, အမံးခဲကထာတကထာ.
Cö-häb'it, v. i. to dwell together, အိန်ထိန်တဂှာဂှာထိ;—, as husband and wife, အိန်ဆုင်, ခံဆုင်.
Cö-häb'i-tant, n. ဂှာထာအဆိန်ဆုင်ဆီဆုင်, ဂှာထာအဆိန်အထိတပူထိ.
Cö-häb'i-tä'tion, n. See COHABIT.
Cö-heir', n. a joint heir, ဂှာနွါထါဆုင်တင်.
Cö-hère', v. i. to stick or cling together, adhere, စဲးသူးထိင်အသး; to be suited in connection of parts, fit, agree, အထာတခင်ထင်ထိဝဲ, ဆုလိန်ဒီးထိဝဲ, စဲးသူးထိင်အသးကမိခိ.
Cö-hër'ençe, Cö-hër'en-cy, n. See COHERE.

do, wolf; furl, rude, push; e. i. o. silent; ç as j; çh as sh; g̃ as j; g̃ as in g̃et; s̃ as z; x̃ as gz; ñ as in linger.

Col-hér'ent, *a.* cleaving together, ထားစပ်ထားလိက်
 သော, ထားစပ်လိက်သော; consistent, harmo-
 nious, ထားစပ်လိက်သော.
Col-hé'sion, *n.* တစ်စည်းစိမ်းလိက်သော. See COHERE.
Col-hé'sive, *a.* having a tendency or power to
 cohere, တစ်ညီညွတ်စည်းလိက်သော, တစ်စည်းစိမ်း
 လိက်သော.
Col-hé'sive-ness, *n.* See COHESIVE.
Col'hórt, *n.* သုံးပုဂ္ဂိုလ်တစ်ဦးအား ၅၀၀ နှစ်စာ.
Coif, **Coiffure**, *n.* a head-dress, မိန်းမတို့ကလေး.
Coil, *v. t.* to wind as a rope, ကွဲ, ကွဲထိပ်;—*as*
 a snake, ဝှက်. —, *n.* တစ်ကွဲ.
Coin, *n.* ခွ, တဲလီ, တပ်ပာ, တပ်သံ, တပ်ဆီ, တပ်အတူ.
 —, *v. t.*—money, မလဲထိပ်ခွနီ, တူနီ, ဆူထဲ
 ကို;—words, မလဲထိပ်တပ်ကတိအသိ; to fa-
 bricate, forge, ခွအိပ်ထိပ်တပ်ကတိအတူ.
Coin'age, *n.* the making of coin, တပ်မလဲထိပ်
 တဲလီ, တပ်မလဲထိပ် coin.
Col'in-cide', *v. i.* to fall together in the same
 point of time or place, ဘဝလိပ်, စုလိပ်မိလိပ်;
 to agree, concur, နှိုင်းလိပ်လိပ်လိပ်သော.
Col'in-ci-dence, *n.* the occurrence of events at
 the same time, coincidency, တပ်မလဲသော
 ဝါသါဝါသါကတိအတူစုလိပ်လိပ်သော.
Coir, *n.* cocoa-nut film or rind, စိပ်သပ်အခဲ.
Col'it'ion, *n.* copulation, တပ်အိပ်စုလိပ်လိပ်သော
 မိမိဝါသောလိပ်လိပ်သော.
Col'ke, *n.* ထားစပ်ထားစပ်, ထားစပ်ထားစပ်အတူ
 အိပ်စိပ်စိပ်တပ်အိပ်လိပ်လိပ်.
Col'an-der, *n.* a tin seive, ဖုဂ္ဂိုလ်ကလေး.
Cold, *a.* frigid, chilly, ခုန်, မိ, ခုန်ခုန်မိမိ; want-
 ing in affection, cold-hearted, indiffer-
 ent, ထားစပ်တပ်အိပ်တပ်ကွဲ, သောစပ်တပ်, တပ်
 သွန်ကညီသောကညီစွာ; powerless to excite,
 dull, ထားစပ်ထိပ်ပေးထိပ်ပေးသော. —, *n.*
 တပ်ခုန်တပ်မိ; a catarrh, တပ်ထပ်တပ်; to
 have a cold, ထပ်တပ်ကွဲ.
Cold'ness, *n.* frigidness, ခုန်, တပ်ခုန်, ခုန်. See COLD.
Col'ic, *n.* ထားစပ်ထွေး, ထားစပ်ထွေး, ခုန်စာထိပ်.
Col-lapse', *v. t.* to fall or sink together sud-
 denly, သွေးလိပ်, လိပ်ထဲကွဲတပ်ထိပ်. —, *n.* တပ်
 သွေးလိပ်, တပ်ထိပ်.
Col'lar, *n.* a ring for the neck, ကိပ်ကွဲ; any-

thing tied round the neck, တပ်ပေးတပ်ကွဲ,
 ကိပ်ပေး; the part of a garment that sur-
 rounds the neck, ကိပ်ကွဲ. —, *v. t.*
 to put a ring on the neck, ထိပ်ကိပ်ကွဲ; to
 seize by the collar, မိပ်စပ်ကိပ်, ထားစပ်ကိပ်
 ကိပ်.
Col'lar-bone, *n.* ထားစပ်. See CLAVICLE.
Col-late', *v. t.* to lay together and compare,
 ထိပ်ထဲကွဲ, ကွဲထဲကွဲ.
Col-lát'er-al, *a.* being side by side, adjacent,
 အိပ်ထဲထားစပ်သော, ထဲထဲ ထားစပ်သော, ထဲထဲ
 စားစပ်လိပ်လိပ်သော; concurrent, စုလိပ်မိမိ,
 လိပ်.
Col-lá'tion, *n.* a luncheon, တပ် အိပ် ဆွဲ ဆွဲ; com-
 parison, တပ်ကွဲထဲကွဲ, See COLLATE.
Col'léague, *n.* a co-worker, a partner, ပုဂ္ဂိုလ်
 ကိပ်တပ်, ပုဂ္ဂိုလ်အတူ.
Col-léct', *v. t.* to gather, ပန်မိပ်, ထားစပ်မိပ်,
 to collect, as debts, taxes &c. စုမိပ်ကွဲ;
 —one's self, သွန်ခိပ်ထိပ်ကွဲသော, ပန်ပန်ပန်ကွဲ
 ကွဲသော. —, *v. i.* to come together,
 assemble, အိပ်မိပ်, အိပ်မိပ်မိပ်.
Col'léct, *n.* Eng. ထိပ်ထုထပ်တပ်စုလိပ်လိပ်သော.
Col-léct'ed, *a.* not disconcerted, cool, steady,
 သောအိပ်ပန်ပန်, သောပန်ပန်ကွဲ.
Col-léc'tion, *n.* the act of gathering, တပ်အိပ်မိပ်,
 တပ်စုမိပ်, တပ်ပန်မိပ်, တပ်ထားစပ်. See COLLECT.
Col-léct'ive, *a.* တပ်ထားစပ်. See COLLECT.
Col-léct'or, *n.* ပုဂ္ဂိုလ်ထားစပ်တပ်, ပုဂ္ဂိုလ်ထားစပ်မိပ်
 တပ်; a collector of revenue, ပုဂ္ဂိုလ်ထွေး, ပုဂ္ဂိုလ်
 သွေးစိပ်.
Col'lége, *n.* (ကိပ်ထွေး) an association of learned
 men, ပုဂ္ဂိုလ်ထပ်ကွဲထွေးမိပ်မိပ်ထပ်ကွဲ; an
 edifice occupied by students of the arts
 and sciences, တပ်ထိပ်ထားစပ်ပုဂ္ဂိုလ်ထပ်
 သောထပ်ထပ်ထားစပ်ပုဂ္ဂိုလ်.
Col-lé'gi-an, *n.* ပုဂ္ဂိုလ်ထားစပ်တပ်ကွဲတပ်ထားစပ်
 college ထပ်ပုဂ္ဂိုလ်ထပ်ထပ်ထပ်.
Col-lé'gi-ate, *a.* ထပ်ထားစပ် college.
Col'lét, *n.* ပန်ပန်ထပ်ထပ်ထပ်.
Col-lide', *v. i.* to strike together, ထပ်ထိပ်လိပ်သော.
Coll'ier (-yer), *n.* a coal-digger, ပုဂ္ဂိုလ်ထွေး
 ထားစပ်ထွေး; a dealer, ပုဂ္ဂိုလ်ထားစပ်ထွေးထပ်.

i, e, i, o, u, y, long; a, e, i, o, u, y, short; cáre, fár, hást, fáll, whát; thére, veíl, térm; píque; dóne, fór,

Com-bine', *v. t.* to unite, ဝင်ဆင်း; to commingle, commix, လီဆင်း, ဆီဆင်း, ကျပ်ကျီဆင်း; to join in friendship, ရှုလိပ်သး, မိတံ၊ မိသကိးလိပ်သး.
Com-büs'ti-ble, *a.* inflammable, မှင့်အူအိန်သု, အိန်ညီ.
Com-büs'tion, *n.* a burning, မှင့်အူအိန်တံ, မှင့်အူလဲထီဉ်, တံလဲထီဉ်.
Com'e, *v. i.* to move towards, ဝဲ, ဝဲဆီ; to arrive, reach, ဝဲတု; to happen, မးအသး.—
 Come after, to follow, ဝဲဒိ, ဝဲဒိဒံ.—
 Come again, to return hither, ဝဲက့, ဝဲက့ကေဂါက့.
 —*Come at*, to reach, ချူး, ချူးနံ; to obtain, နံ.—
 Come away, ဝဲထီဉ်ကွံ, တးထီဉ်ကွံ.—
 Come back, to return, ဝဲက့.—
 Come by, to obtain, acquire, မီးနံ, နံတံ.—
 Come down, to descend, ဝဲလီဝဲ; to be humbled, ဆိဉ်လီဝဲ.—
 Come forth, ဝဲထီဉ်လဲ.—
 Come in, to enter, ဝဲနွံ; to bear young, ဖွံထီဉ်မိ; to bear fruit, သဉ်ထီဉ်ဖွံထီဉ်.—
 Come into, to agree to, အုဉ်လီဝဲအသး; to join with, နွံဆုဉ်ထီဉ်လဲ.—
 Come near, Come nigh, ဝဲဘူး.—
 —*Come of*, to proceed from, as a descendant, အိဉ်ထီဉ်လဲ, လီဝဲလီဝဲထီဉ်လဲ; to result or issue as an effect, အိဉ်ထီဉ်လဲ (တံအံတံနံ အဝဲ), လဲထီဉ်လဲ (တံအံတံနံ အဝဲ).—
 Come off, to depart from, leave, တးသဒ်; to get free, escape, ပုဖူး.—
 Come on, to advance, ဝဲဆီ, ဝဲဆီဒီ, ဒီ; to happen to, တုတံအိ, တံသဆိအိ.—
 Come out, to proceed from, ဝဲထီဉ်လဲ; to appear, come to light, ဖျါထီဉ်.—
 —*Come out with*, to disclose, ဝဲ ဖျါထီဉ်.—
 —*Come over*, ဝဲ မိဆီ.—
 Come short, to fail to attain, တတုထီဉ်, တချူးနံတံ; to fail in duty, တံမလီထီဉ်ပုမး တထာတံပု.—
 Come to, ဝဲဆု; to amount to, ဝဲဒိဉ်ဆုဒ်နံ ပုအံပုဒ်နံ; to revive, (as from a swoon), လဲက့တံ.—
 Come to pass, to happen, occur, (တံ)မးအသး.—
 Come up, to ascend, ဝဲထီဉ်; to grow, as a plant, ခဲထီဉ်.—
 Come up with, to overtake, လျာချာတံ.—
 Come upon, to light on, find, တံသဆိ; to attack, မးဝဲ, ထဲမးဝဲ.
Com'e-dy, *n.* (ကိဉ်မခံ) ပွဲတကလုဉ်လဲအမး ခုဉ်ထီဉ်

မးသုဉ်ဖွံသးညီတံအဝဲ; a dramatic composition, ထီဉ်မးနံထီဉ်ပု, မးခုဉ်ထီဉ်လဲ.
Com'e-li-ness, *n.* gracefulness, symmetry, တံဆဲးတံထီဉ်, တံအဆဲးထီဉ်, တံကွံဝဲ, တံသထီဉ်ထီဉ်, တံချူး, တံချူးတလူး; fitness, တံအကြားအတံ.
Com'e-ly, *a.* graceful, goodly, well-appearing, handsome, ဝဲ, ဆဲထီဉ်, ဝဲဝဲထီဉ်ထီဉ်.
Com'et, *n.* ဆဉ်မဲထီဉ်.
Com'fit, *n.* a confection, တံအိဉ်အဆဲးတကလုဉ်.
Com'fort, *v. t.* to console, solace, မး ခုဉ်ထီဉ်က့သး; to strengthen, cheer, ယုဉ်အဝဲအထီဉ်, ခုအိဉ်ထီဉ်က့အဝဲအထီဉ်.—
Com'fort, *n.* relief from pain, တံကိညာဉ်က့, တံခုဉ်က့; that which comforts, consolation, solace, တံထီဉ်အမး ကိညာဉ်က့ပု, တံထီဉ်အမးခုဉ်ထီဉ်က့ပုသး, တံထီဉ်အမးအိဉ်ထီဉ်က့ပုဝဲဝဲတံ, တံမးခုဉ်ထီဉ်.
Com'fort-a-ble, *a.* cheerful, happy, အိဉ်ခုဉ်, အိဉ်မီးတံခုဉ်တံကတး, ခုဉ်.
Com'fort-er, *n.* ပုထီဉ်အမးခုဉ်ထီဉ်က့ပုသးတံ, ပုမးဝဲတံတံ; the Holy Spirit, သးမိဆုဆဲးတကလုဉ်. See *ထီဉ်*. ၁၄: ၁၈.
Com'fort-less, *a.* without comfort, desolate, disconsolate, သးတခုဉ်ထီဉ်, သးတးဝဲ, သးဆီ.
Com'ic, *Com'ic-al*, *a.* ဆဉ်ဆဲးမီး comedy; laughable, droll, funny, ထီဉ်အမးမီးတံအံဒ်နံ, ထီဉ်ကွံကိထီဉ်မီးမိဉ်နံပုသး. See *DROLL*.
Com'ing, *n.* arrival, တံဝဲ, တံတု.
Com'ma, *n.* (ကိဉ်ခုဉ်), တံပုနိဉ်နံဒီးထီဉ်အဆဲးတကလုဉ် ကိဉ်ခုဉ် ၁ နံအံ, (,).
Com-mand', *v. t.* to order with authority, bid, direct, မး, မးလိပ်; to control, have power over, ပတံ; to over-look, ပုအိဉ်ထီဉ်တံအလီထီဉ်ထီဉ်အလီဒီးထီဉ်မိတံသု, ကွံတံဖျါသု.
Com'man-dant', *n.* See *COMMANDER*.
Com-mand'er, *n.* a chief, ပုထီဉ်ခုဉ်, ပုထီဉ်အပတံ.
Com-mand'ment, *n.* order, တံမးလိပ်, တံခိဉ်တံထီ.
Com-mem'o-rate, *v. t.* to celebrate, မးသုဉ်ခိဉ်ထီဉ်, မးတံသုဉ်ခိဉ်ထီဉ်တံအဝဲဝဲဒီးတံပဲ.
Com-mem'o-ration, *n.* တံမးသုဉ်ခိဉ်ထီဉ်က့တံ.
Com-mem'o-ra-tive, *Com-mem'o-ra-to-ry*, *a.* ထီဉ်အမးသုဉ်ခိဉ်ထီဉ်က့တံ.

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ǒ, ů, ŷ, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; done, fôr,

Com-mēnce', *v. i.* to begin, စးထီၣ်, အိၣ် ထီၣ် သိ.
 —, *v. t.* to originate, begin, start, မၤ
 ထီၣ်ထီၣ်အိၣ်ထံး, မၤအိၣ်ထီၣ်သိ.
Com-mēnce' ment, *n.* beginning, origin, တၢ်အ
 နိၣ်ထံး, တၢ်အိၣ်ထီၣ်သိ, တၢ်စးထီၣ်သိ, တၢ်ကဲထီၣ်သိ.
Com-mēnd', *v. t.* to commit, intrust, ဝ်ဝ်တၢ်
 ထာပုဂံၤအစုပုၤသီးအကစံး က့ၤကွၢ် က့ၤအိၣ်; to
 praise, ဖံးထီၣ်ပတြၢ်တၢ်; to bring to favor-
 able notice, ကတိၤဂုၤတၢ်ထာပုဂံၤအစိၣ်.
Com-mēnd'a-ble, *a.* praise-worthy, laudable,
 ထၢပစံးဂုၤအိၣ်သ့, တၢ်ထၢပစံးပတြၢ်သ့, ထၢပတြၢ်ပ
 ထြၢ်အိၣ်.
Com'men-dā'tion, *n.* a message of esteem,
 compliments, ထၢ်ဟ့ၣ်ထ့ၢ်တၢ်ကတိၤအိၣ်, အိၣ် မိး
 တၢ်ထူးလီၣ်; praise, တၢ်ဖံးဂုၤတၢ်, တၢ်ဖံးပတြၢ်.
Com-mēnd'a-to-ry, *a.* ထၢအဖံးပတြၢ်တၢ်, ဖံးဂုၤတၢ်.
 See COMMEND.
Com-mēn'su-ra-ble, *a.* commensurate, နိသိးသိး
 လိၣ်အသး, အိၣ်မိးတၢ်ထီၣ်ခိၣ်သိးသိးလိၣ်အသး.
Com'ment, *v. t.* to explain, expound, ဒုးအိၣ်ဖျါ
 ထီၣ်တၢ်အခိၣ်ညိ.—, *n.* explanation, an-
 notation, တၢ်ကတိၤဖျါထီၣ်တၢ်အဂ့ၢ်အိၣ်.
Com'men-ta-ry, *n.* annotation, ထီၣ်ထၢအခိၣ်ဖျါထီၣ်
 တၢ်အဂ့ၢ်အိၣ်အခိၣ်ညိ. See EXPOSITION.
Com'men-tā'tor, *n.* an expositor, an annota-
 tor, ပုၤထၢအကွဲးထီၣ်အဂ့ၢ်အိၣ်အခိၣ်ညိတၢ်.
Com'merçe, *n.* trade, traffic, တၢ်ပနံၣ်တၢ်ကဲ, တၢ်
 ထံတၢ်ကဲ; mutual intercourse, တၢ်ခူ လိၣ်
 သး, တၢ်မၤဆုၣ်လိၣ်သး.
Com-mēr'cial, *a.* mercantile, ထၣ်ဆးမိးcommerce.
Com-mi'gle, *v. i.* to blend, commix, mingle, ငီ
 ဆုၣ်လိၣ်, ကျဲၣ်ကျိၣ်လိၣ်အသး.
Com'mi-nūte, *v. t.* to grind, pulverize, triturate,
 ဝံၣ်တုၤအဘျဲး, မၤသဘျဲး, မၤလိၣ်ကလုၣ်လိၣ်ကဲ, တိၢ်က
 န့ၣ်ဒုး, မၤလိၣ်ကမ့ၣ်.
Com-miſ'er-āte, *v. t.* to feel for, pity, condole
 with, compassionate, သးကညီၤ, သးဆူးဆုၣ်.
Com-miſ'er-ā'tion, *n.* pity, compassion, sym-
 pathy, တၢ်သးကညီၤ, တၢ်သးအိၣ်, တၢ်သးဆူးဆုၣ်.
 See SYMPATHY.
Com'mis-sā'ri-at, *n.* တၢ်မုးစုၤတၢ် commissa-
 ry ဘိၣ်တၢ်ပတၢ်ထံၣ်.

Com'mis-sā'ry, *n.* a commissioner, အယုၣ်ပဲာ်*, ဝ
 နိၣ်ထၢအပတၢ်တၢ်တဘျဲးမုးစုၤတၢ်မံးမံး; the
 officer whose duty it is to provide provi-
 sions, &c. for an army, ဘိၣ်ထၢအပတၢ်တၢ်
 အိၣ်တၢ်အိၣ်တၢ်အစၢၤအဆိၣ်ထၢသုးဖုၤသိၣ်ဘိၣ်အ
 ရိၣ်.
Com-mis'sion, *n.* the act of committing some
 trust, တၢ်ဟ့ၣ်အခွဲး, တၢ်ဟ့ၣ်မၤတၢ်, ထ့ၢ်ပတၢ်
 တၢ်; the committing of a fault, တၢ်မၤသဇုး
 မၤကမ့ၣ်တၢ်.—, *v. t.* to depute, empower,
 authorize, မၤလိၣ်, မၤလိၣ်ပုၤထၢအကမၤတၢ်အံး
 တၢ်န့ၤ, ထ့ၢ်လိၣ်ပုၤထၢအခွဲးထၢအကမၤတၢ်အံးတၢ်န့ၤ.
Com-mis'sion-mēr'chant, *n.* ပုၤပနံၣ်တၢ်ကဲတၢ်လၢ
 အစုၢ်ပုၤတၢ်ဂၢၤအိၣ်အခါၣ်စး, မိးမိးန့ၢ်အပုၤတၢ်န့ၢ်.
Com-mis'sion-er, *n.* အယုၣ်ပဲာ်*, ဝုၢ်ပနိၣ်ထၢအပတၢ်တၢ်
 မုးစုၤ.
Com-mit', *v. t.* to give, intrust, deposit, ဝ်ဝ်ဝဲ
 ထၢပုဂံၤအစုပုၤ, ဝ်ဝ်ဝဲ, ထ့ၢ်ဝ်ဝဲ; to deliver
 over to confinement, ဖံၣ်ညိၣ်ဆၣ်; to com-
 mit a fault, do wrong, မၤကမ့ၣ်တၢ်.
Com-mit'ment, *n.* See COMMIT.
Com-mit'tal, *n.* တၢ်ခိၣ်ညိၣ်ဆၣ်; a pledge, actual
 or implied, တၢ်ဖံးပံၣ်, ကတိၤပံၣ်. See COMMIT.
Com-mit'tee, *n.* (ကမံၣ်တံၤ) ဝုၢ်ပုၤထၢပုၤဂီၢ်ခုၤထၢအိၣ်
 မိးပံၣ်လိၣ်အမုးစုၤခါၣ်စးန့ၢ်ထၢအစုပုၤသီးအက
 ဖံၣ်ညိၣ်န့ၢ်ခဲးတၢ်တမံးလၢအစိၣ်.
Com'mit-tee', *n.* a guardian, ပုၤအံးက့ၤကွၢ်က့ၤပုၤ.
Com-mix', *v. t.* to commingle. See COMMINGLE.
Com-mixt'ure, *n.* တၢ်ကျိၣ်ကျဲး, တၢ်ဖီဆုၣ်လိၣ်သး.
Com-mōde', *n.* လိၣ်ဆုၣ်န့ၢ်ထၢအအိၣ်မိးတပၤ အုၣ် ဆါ
 အလိၣ်; a small chest of drawers, တထိၣ်အိၣ်
 မိးဆွဲအုၣ်*တဖၣ်.
Com-mō'di-ōūs, *a.* convenient, fit, useful, အသ့
 အိၣ်ဝဲထၢပုဂံၤ, ကြၢၤဝဲ, ထံၣ်ဝဲ, တၢ်ထၢပသ့အိၣ်စ့ၣ်.
Com-mō'di-ōūs'ness, *n.* See COMMODIOUS.
Com-mōd'i-ty, *n.* တၢ်ဖိတၢ်လိၣ်, တၢ်ပနံၣ်တၢ်ကဲအက
 လုၣ်ကလုၣ်, တၢ်ထၢပသ့အိၣ်အကလုၣ်ကလုၣ်.
Com'mō-dōre, *n.* ကဘိၣ်ဒုးသုးတကရၢၤအိၣ်အခိၣ်.
Com'mon, *a.* general, public, ထၣ်ဆးမိးပုၤဂီၢ်ခုၤ,
 ထၣ်ဆးမိးပုၤသကုၤဆးစး; usual, frequent, ညိ
 န့ၢ်, ညိန့ၢ်မၤအသး, အထုၢ်အထုၢ် အိၣ်; ordinary,
 undistinguished, တထိၣ်ဆိထၣ်, တထိၣ်ထးထၣ်.
 —, *n.* တၢ်ထလိၣ်လိၣ်ဖီ, ပုၤသ့အိၣ်ဖီအလိၣ်အိၣ်ဝဲ.

do, wolf; fūrl, rŭde, pŭsh; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as s; x as gz; n as in linger

Com'mon-al-ty, n. ဂုဏ်ထူးကိစ္စ၊ ဂုဏ်ထူးတရားအားဖြင့်
 ဂုဏ်ထူးတရား၊ ဂုဏ်ထူးစွာ။ See COMMONS.
Com'mon-er, n. one of the common people, ဂုဏ်
 ထူးတရားတရားတရားတရားတရားတရား
Com'mon-ly, n. adv. generally, usually, ဂုဏ်
 ထူးတရားတရားတရားတရားတရားတရား
Com'mons, n. the common people, ဂုဏ်ထူးကိစ္စ
 ထူးတရားတရားတရားတရားတရားတရား ; the
 House of Commons, ဂုဏ်ထူးဂုဏ်ထူးဂုဏ်ထူးဂုဏ်ထူး
Com'mon-sense, n. တာဝန်ထူးတရားသို့မဟုတ် ဂုဏ်ထူး
 စွာ၊ ဂုဏ်ထူးစွာ။
Com'mon-wealth, n. a civil polity, a state, a
 realm, တာဝန်ထူးတရားတရားတရားတရား
 ကိစ္စ၊ ဂုဏ်ထူးတရားတရားတရားတရားတရား
Com-mo'tion, n. excitement, agitation, တာဝန်
 ထူးတရားတရားတရားတရားတရားတရား
Com-mune', v. i. to converse together, ကတိ
 ထူးတရားတရားတရားတရားတရားတရား
Com-mu'ni-ca-ble, a. ထူးတရားတရားတရား
Com-mu'ni-cant, n. ဂုဏ်ထူးကိစ္စတရားတရား
Com-mu'ni-cate, v. t. to share with others, ထူး
 တရားတရားတရားတရားတရားတရား
 ———, *v. i.* to have a communication, ထူး
 တရားတရားတရားတရားတရားတရား
Com-mu'ni-ca'tion, n. See COMMUNICATE.
Com-mu'ni-ca-tive, a. disposed to impart to
 others, ဂုဏ်ထူးတရားတရားတရားတရား

formation, ဂုဏ်ထူးတရားတရားတရားတရား
Com-mu'ni-ca-tive-ness, n. See COMMUNICATIVE.
Com-mun'ion, n. fellowship, agreement, တာဝန်
 ထူးတရားတရားတရားတရားတရားတရား
Com-mu'ni-ty, n. common possession, တာဝန်
 ထူးတရားတရားတရားတရားတရားတရား
Com-mu't'a-ble, a. exchangeable, ထူးတရား
Com-mu'ta'tion, n. barter, exchange, တာဝန်
 ထူးတရားတရားတရားတရားတရားတရား
Com-mute', v. t. to exchange, ထူးတရား ; as, to com-
 mute punishment, ထူးတရားတရားတရားတရား
Com-pact', a. closely and firmly united, dense,
 close, ထူးတရားတရားတရားတရားတရား
Com'pact, n. a contract, a covenant, တာဝန်
 ထူးတရားတရားတရားတရားတရားတရား
Com-pact'ness, n. density. See COMPACT, *a.*
Com-pan'ion, n. a partner, ထူးတရားတရားတရား
Com-pan'ion-a-ble, a. agreeable as a compan-
 ion, sociable, ဂုဏ်ထူးတရားတရားတရား
Com-pan'ion-ship, n. တာဝန်ထူးတရားတရားတရား
Com'pa-ny, n. a body of people, ဂုဏ်ထူးတရား
 တရားတရားတရားတရားတရားတရား
Com'par-a-ble, a. capable of comparison, ထူး
 တရားတရားတရားတရားတရားတရား

â, é, î, ò, ù, ŷ, long; ä, ë, ï, ö, ü, ŷ, short; càre, fàr, læst, fàll, whàt; thère, veìl, tèrm; pique; dònè, fòr,

Com-pär'a-tive, *a.* ထပ်စားမီးတပ်အိပ်သကြွတော်.
 Com-päre', *v. t.*—likeness or unlikeness, ကွာသကြွ၊ အိပ်သကြွ။ —, *v. i.* to be like or equal, နှိုသီး, ထဲသီး, န်သီး။ —, *n.* See COMPARI-
 COM-PARISON.
 Com-pär'i-son, *n.* a comparative estimate, တပ်အိပ်သကြွ, တပ်ပင်သကြွ။ See SIMILE.
 Com-part', *v. t.* to divide, မကဆူးမကတော့။
 Com-pärt'ment, *n.* a separate part, တပ်ကဆူးတပ်ကတော့။
 Cöm'pass, *v. t.* to encircle with the arms, မီးတရံ; to surround, environ, စီးတရံ; ဆင်, ကရု၊ ကရုဆင်; to go round, ထဲတရံ; to bring about, effect, procure, ခူးကဲထိပ်, ပင်ဆေးခံအိပ်ခွ၊ မနု။ —, *n.* a circle, ဆကစီး, ဆကစီးကျိ; the girth of a cylindrical body, circumference, ဆကံ; a going round, a circuit, တပ်ထဲတရံတော်; a curving round, တပ်ထဲသကြွတော်; the mariner's compass, မီးထုဂ်ဝိ။
 Cöm'pass-es, *n.* dividers, ကုန်ပင်*, မီးထုဂ်ဝိ။
 Com-päs'sion (kom-päsh'un), *n.* pity, sympathy, တပ်သားကညီ။ See COMMISERATION.
 Com-päs'sion-ate, *a.* pitiful, sympathizing, merciful, ထာအသားကညီတော်, ညီနွှ်သားကညီတော်။
 Com-päs'sion-äte, *v. t.* to pity, commiserate, သားကညီတော်။ See PITY, *v. t.*
 Com-pät'i-ble, *a.* consistent, suitable, congruous, ဗုထိပ်မီးထိပ်, ဗုမီးထိပ်ပထိပ်, တပ်ထိပ်မီးခွ။
 Com-pät'i-bil'i-ty, *n.* See COMPATIBLE.
 Com-pä'tri-ot, *n.* ထံမိက်မိသကီးထံမိက်မိ။
 Com-peer', *n.* an equal, a peer, ဖုထာအထာကစီးထဲသီးထိပ်သား; a companion, ဆသကီး။
 Com-pél', *v. t.* to force, coerce, မနုဆင်, မနုဆင်မမီး။
 Cöm'pel-lä'tion, *n.* style of address, appellation, တပ်ကတီးအိပ်အမိအထဲ; a substitute for the name of a person in addressing him, တပ်ကီးတပ်ခံအိပ်ခွထာအမံးနီဂ်နီဂ်အခါဝဲ။
 Cöm'pend, *n.* an abridgment, an epitome, ထိပ်ကွဲစုတ်တပ်, တပ်ကွဲအဝုတ်ထာတပ်ကတီးခွ။
 Com-pënd'i-ous, *a.* brief, concise, comprehensive, ထပ်စားမီးတပ်ကွဲစုတ်ထဲတပ်အဝုတ်အကျိ။
 Com-pënd'i-ous-ness, *n.* shortness, brevity, ဆ

ဝုဂ်အကျိအိပ်မီးတပ်ကတီးခွ။
 Com-pën'di-üm, *n.* an abridgment, an epitome. See COMPEND.
 Cöm'pen-säte, *v. t.* to reward for service, remunerate, ဗုဂ်အဘူးအထဲ, ဗုဂ်ဘူးတပ်; to make amends for, ဗုဂ်အစား; to give for losses incurred, recompense, ဗုဂ်မစားဖုထာအတပ်ထဲမိဝဲအစိ; to give in consideration of suffering incurred, ဗုဂ်ဘူးဖုထာအတပ်တပ်ဖိတ်တပ်ခမ်းအိပ်ခွအထိ။
 Cöm'pen-sä'tion, *n.* remuneration, recompense, တပ်ကွဲကွဲအစား။ See COMPENSATE.
 Com-pën'sa-tive, *a.* ထပ်စားမီးတပ်ကွဲကွဲအစား။
 Com-pête', *v. i.* to vie with, contend, ဖြတ်တပ်။
 Cöm'pe-tençe, Cöm'pe-ten-çy, *n.* adequacy, power, capacity, တပ်ကဲတပ်သ့, တပ်ထပ်အစား; sufficiency, တပ်ထာတပ်ပွဲ; as, to have a competency, အိပ်မီးတပ်အိပ်ကွဲအိပ်ပွဲ, အိပ်မီးတပ်ထာအပွဲ။
 Cöm'pe-tent, *a.* capable, sufficient, adequate, ထာပဲပွဲ, သ့, ထာအမာသ့; qualified, ဆနွဲအိပ်, ဆမိအကစီးအိပ်; belonging to, ထပ်စားအထိ။
 Cöm'pe-tit'ion, *n.* emulation, rivalry, contest, တပ်ဖြတ်တပ်။ See COMPETE.
 Com-pët'i-tor, *n.* a rival, ဖုဖြတ်တပ်မိ။
 Cöm'pi-lä'tion, *n.* တပ်စုထာတပ်အဝုတ်အကျိအိပ်ခံအိပ်ခွမီးခူးကဲထိပ်ထဲထာထိပ်တကကြွ။ See COMPILE.
 Com-pile', *v. t.* to collect and arrange in a book, ဗုထာတပ်အဝုတ်အကျိအိပ်ခံအိပ်ခွမီးခူးကဲထိပ်ထဲထာထိပ်တကကြွ။
 Com-pil'er, *n.* ဖုထာအစုထာတပ်အဝုတ်အကျိအိပ်ခံအိပ်ခွမီးခူးကဲထိပ်ထဲထာထိပ်တကကြွတဂု။
 Com-plä'çençe, Com-plä'çen-çy, *n.* quiet pleasure, gratification, satisfaction, တပ်ကျာသား, တပ်မံသ့ခံသား, တပ်အိပ်မီး; complaisance, civility, တပ်သားအိပ်, တပ်ထပ်ပသား။
 Com-plä'çent, *a.* gratified, သ့ဂုထာသားထပ်, ညီနွှ်အိပ်တပ်, သ့ဂုထာသားစု။ See COMPLAISANT.
 Com-pläin', *v. t.* to lament, ကဆုကစွါ; to find fault, murmur, ကရူးကစုတ်တပ်; to bring an accusation against, ပင်တပ်ကမုတ်, ဆိုးတပ်။
 Com-pläin'ant, *n.* ဖုထာအဆိုးတပ်တဂု။
 Com-pläint', *n.* disease, sickness, ailment, တပ်

d, g, wolf; f, ürl, r, yde, p, u, sh; e. i. o. silent; ç as s; çh as sh; g as j; ḡ as in ḡet; s as z; x as gz; n as in linger.

ဆါ,တံဆိပ်ဆါ. See COMPLAIN.
 Cöm'plai-gänçe', *n.* courtesy. See COMPLAISANT.
 Cöm'plai-sant, *a.* obliging, courteous, affable, polite, အိမ်ခြံမြေသွင်ပုံသေဆင်, အိမ်ခြံမြေတံဆိပ်တံဆိပ်, ညီညွတ်အောင်ပွား, အိမ်ခြံမြေထိရောက်, လှူဆောင်ပေး.
 Cöm'ple-ment, *n.* completeness, တံဆိပ်ဆါတံဆိပ်ပုံတံဆိပ်.
 Cöm'ple-mënt'al, *a.* ထူးဆန်းထူးဆန်းတံဆိပ်တံဆိပ်.
 Com-plëte', *a.* entire, whole, ထူးဆန်း, ထူးဆန်းတံဆိပ်; ended, finished, ပုံ, ပုံထိ. —, *v. t.* to make full, perfect, တံဆိပ်ဆါတံဆိပ်; to finish, consummate, end, တံဆိပ်ဆါ, တံဆိပ်ဆါဆါ.
 Com-plëte'ness, *n.* perfection, တံဆိပ်ဆါပုံ.
 Com-plë'tion, *n.* a perfect state, တံဆိပ်ဆါပုံ; fulfillment, end, တံဆိပ်ဆါ, တံဆိပ်ဆါ.
 Cöm'plex, *a.* (ကိစ္စ) composed of two or more parts, not simple, တစ်ခုတည်းတံဆိပ်ဆါ, အိမ်ခြံမြေဆင်ပုံသေဆင်; involved, intricate, သဘင်ဘုရား, စားစား, စားစား.
 Com-plex'ion, *n.* appearance, aspect, တံဆိပ်ဆါအရောင်; the color of the face, ဝမ်းအရောင်.
 Com-plex'i-ty, Cöm'plex-ness, *n.* See COMPLEX.
 Com-pli'ançe, *n.* တံဆိပ်ဆါ. See COMPLY.
 Com-pli'ant, *a.* obliging, civil, ညီညွတ်လှူပွားပေး, ညီညွတ်လှူပွားပေး; yielding, pliant, သေးစေ.
 Cöm'pli-cate, *v. t.* to tangle, involve, တံဆိပ်ဆါ, တံဆိပ်ဆါ. —, *a.* complex, involved, သဘင်ဘုရား, စားစား, စားစား.
 Cöm'pli-cä'tion, *n.* See COMPLICATE, *v. t.*
 Cöm'pli-ment, *v. t.* to praise, စားစား, စားစား. —, *n.* delicate flattery, praise, တံဆိပ်ဆါ, စားစား, စားစား. See CONGRATULATE.
 Cöm'pli-mënt'al, Cöm'pli-mënt'a-ry, *a.* commendatory, ထူးဆန်းစားစား, စားစား. See CONGRATULATE.
 Com-plöt', *v. i.* to plot together, conspire, ကျွန်ုပ်တို့ဆင်ဆင်ထူးဆန်းထူးဆန်းတံဆိပ်ဆါ. —, *n.* a plotting together, a conspiracy. See COMLOT, *v. i.*
 Com-ply', *v. i.* to consent, acquiesce, agree, အောင်မြင်ပေး; to follow the wishes of another, လှူဆင်ပွားပေး.
 Com-pö'nent, *a.* constituting, composing, ဆင်

ဆေးခြင်းတံဆိပ်တံဆိပ်တံဆိပ်တံဆိပ်; as, a component part, an increment. See CONSTITUENT. *n.*
 Com-pört', *n.* behavior, conduct, တံဆိပ်ဆါ, စားစား.
 Cöm'pos-mën'tis, *a.* Lat. သေးဆေး, သေးဆေး, သေးဆေး.
 Com-pöse', *v. t.* to form by uniting several things in one, constitute, ပုံတံဆိပ်ဆါတံဆိပ်ဆါ; to adjust, arrange, regulate, ကတိကဝတ်, ကျွန်ုပ်တို့; to quiet, soothe, တံဆိပ်ဆါ; as the mind, တံဆိပ်ဆါ, တံဆိပ်ဆါ; to compose music, ကျွန်ုပ်တို့, ကျွန်ုပ်တို့; to place types in order for printing, ထူးဆန်း; to write one's own thoughts, စိတ်ထိပ်, ကျွန်ုပ်တို့.
 Com-pösed', *a.* calm, settled in spirit, သေးဆိုင်, စိတ်ချမ်းသာ, သေးဆိုင်, စိတ်ချမ်းသာ; quiet in manner, ကျွန်ုပ်တို့.
 Cöm'po-si'tion, *n.* See COMPOSE.
 Com-pös'i-tor, *n.* ပုံတံဆိပ်ဆါ.
 Cöm'pöst, *n.* a mixed manure, တံဆိပ်ဆါ, ထူးဆန်းထူးဆန်း.
 Com-pös'ure, *n.* a settled state of mind, sedateness, tranquility, သေးဆိုင်, စိတ်ချမ်းသာ, တံဆိပ်ဆါ, သေးဆိုင်, စိတ်ချမ်းသာ.
 Com-pound', *v. t.* to combine, ဆင်ဆင်, ပုံတံဆိပ်ဆါ; to settle amicably, compromise, agree, တံဆိပ်ဆါ.
 Cöm'pound, *n.* a mixture, a union, တံဆိပ်ဆါ, တံဆိပ်ဆါ; an inclosure, ကတိကဝတ်. —, *a.* composed of elements, ထူးဆန်းထူးဆန်း.
 Cöm'pre-hënd', *v. t.* to include, comprise, ပုံတံဆိပ်ဆါ, စားစား; to understand, နားလည်, သွင်ပုံ.
 Cöm'pre-hën'si-ble, *a.* comprisable, ပုံတံဆိပ်ဆါ; intelligible, နားလည်, သွင်ပုံ.
 Cöm'pre-hën'sion, *n.* power of understanding, perception, တံဆိပ်ဆါ, တံဆိပ်ဆါ; တံဆိပ်ဆါ, တံဆိပ်ဆါ.
 Cöm'pre-hën'sive, *a.* large. See COMPREHEND.
 Com-prëss', *v. t.* to squeeze, စိတ်ထိပ်; to force into a narrow compass, condense, သေးဆိုင်; to

ä, ê, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fäll, what; thäre, veil, tärn; pique; done, för,

press down, ဆိပ်တံ၊ See COMPRESS. *v. t.*
 Cöm'press, *n.* နှိပ်တံ၊ နှိပ်ပစ္စည်းတံ၊
 Com-press'i-bil'i-ty, Com-press'i-ble-ness, *n.*
 သိပ်တံ၊ သိပ်နိုင်မှု။ See COMPRESSIBLE, *a.*
 Com-press'i-ble, *a.* ထားသိပ်နိုင်တံ၊
 Com-press'ion, *n.* See COMPRESS, *v. t.*
 Com-press'ure, *n.* pressure. See PRESSURE.
 Com-prise', *v. t.* to embrace, contain, include,
 comprehend, ဆိပ်ဆွဲ၊ ဖြည့်စုံ၊ ပြည့်စုံ၊
 Cöm'pro-mise, *v. t.* to adjust and settle by
 mutual concessions, compound, ဆိပ်ငြိမ်း၊
 ကျေသေးတင်၊ တစ်စုံတစ်ရာ၊ ဖြည့်စုံ၊
 ဝဲ။——, *n.* တပ်ဆင်၊ ဖြည့်စုံ၊
 Com-pul'sion, *n.* force applied, တပ်ဆင်မှု၊
 ဆွဲယူမှု၊ တပ်ဆင်မှု၊ တပ်ဆင်မှု။ See COMPEL.
 Com-pul'sive, Com-pul'so-ry, *a.* forcing, con-
 straining, လာအောင်၊ လာအောင်။
 Com-punc'tion, *n.* တပ်ဆင်မှု၊ တပ်ဆင်မှု။
 Com-püt'a-ble, *a.* capable of being counted,
 numerable, တပ်ဆင်နိုင်၊ တပ်ဆင်နိုင်။
 Cöm'pu-tä'tion, *n.* reckoning, တပ်ဆင်မှု။
 Com-püte', *v. t.* to count, reckon, calculate,
 တပ်ဆင်၊ တပ်ဆင်၊ တပ်ဆင်။
 Cöm'rade, *n.* a mate, a companion, an asso-
 ciate, အသင်း၊ အသင်း။
 Cün, *v. t.* to study over, consider, peruse, ဆိပ်
 မှတ်တမ်း၊ ဆိပ်မှတ်တမ်း။——, *prep.*
 with, against, တပ်ဆင်၊ တပ်ဆင်။
 Con-cät'e-näte, *v. t.* to link together, မေး
 နှစ်၊ နှစ်၊ နှစ်၊ နှစ်။——, *n.* တပ်ဆင်မှု၊
 တပ်ဆင်မှု။
 Con-cät'e-nä'tion, *n.* See CONCATENATE.
 Cön'cäve, *a.* hollow, လှေ၊ လှေ။——, *v. t.*
 to make hollow, မေး၊ မေး။
 Con-cäv'i-ty, *n.* hollowness, တပ်ဆင်မှု၊
 တပ်ဆင်မှု။——, *n.* တပ်ဆင်မှု၊
 Con-cä'vo-cön'cäve, *a.* လှေ၊ လှေ။
 Con-cä'vo-cön'vex, *a.* လှေ၊ လှေ။
 Con-çéal', *v. t.* to keep from being known,

ဝင် ခု သူ၊ တပ်ဆင်မှု၊ တပ်ဆင်မှု။
 Con-çéal'ment, *n.* a secret place, တပ်ဆင်မှု၊
 တပ်ဆင်မှု။——, *n.* တပ်ဆင်မှု၊
 Con-çède', *v. t.* to yield, grant, ဆွဲငါး၊
 လှေ၊ လှေ။——, *n.* တပ်ဆင်မှု၊
 Con-çeit', *v. t.* to imagine, think, fancy, တပ်
 ဆင်မှု၊ တပ်ဆင်မှု။——, *n.* တပ်ဆင်မှု၊
 Con-çeit'ed, *a.* proud, vain, egotistical, လာ
 ဝင်၊ လာဝင်။——, *n.* တပ်ဆင်မှု၊
 Con-çéiv'a-ble, *a.* imaginable, တပ်ဆင်မှု၊
 တပ်ဆင်မှု။——, *n.* တပ်ဆင်မှု၊
 Con-çéive', *v. t.* to breed, ဖွားမြင်၊
 တပ်ဆင်မှု၊ တပ်ဆင်မှု။——, *v. i.* to become
 pregnant, ဆိပ်၊ ဆိပ်။
 Con-çén'ter, Con-çén'tre, *v. i.* to meet in a
 common centre, တပ်ဆင်မှု၊ တပ်ဆင်မှု။
 Cön'çen-träte, or Con-çén'träte, *v. t.* to bring
 to a common center or point, တပ်ဆင်မှု၊
 တပ်ဆင်မှု။
 Con-çép'tion, *n.* the act of conceiving, တပ်
 ဆင်မှု၊ တပ်ဆင်မှု။——, *n.* တပ်ဆင်မှု၊
 Con-çèrn', *v. t.* to relate to, တပ်ဆင်မှု၊
 တပ်ဆင်မှု။——, *n.* တပ်ဆင်မှု၊
 Con-çèrned', *a.* and *p. p.* concerned for, anxi-

do, wolf; fûrl, rûde, pûsh; c. s. o. silent; ç ass s; çh ass sh; ç' as j; ç̄ as in çet; ç̄ as z; ç̄ as gz; n as in linger.

tence, နှိပ်ညှိစဉ်, နှိပ်ညှိစဉ်တော်ကမည်ဆိုသော
 သီး—, as unfit for use, မီးထာအတကျိုး ထပ်
 တာမီးညှိကွဲဝဲ။
 Con-dēm'na-ble, *a.* culpable, blamable, ကြားမီး
 တာပတ်တာကမည်, ပတ်တာကမည်ထာအလေးအလီအိန်.
 Con'dem-nā'tion, *n.* တာနှိပ်ညှိစဉ်.
 Con-dēm'na-to-ry, *a.* condemning, ထာအပတ်တာ
 ကမည်ထာအလေး, ထာအနှိပ်ညှိစဉ်ပု။
 Con-dēn'sa-ble, *a.* capable of being condensed,
 သီးတော်အိသု, မာအိန်လီသု, မာစုန်လီသု။
 Con-dēn'sāte, *v. t.* and *v. i.* to condense. See
 CONDENSE.
 Con'den-sā'tion, *n.* contraction, consolida-
 tion, တာထပ်သီးတော်ဝဲ, တာထပ်ဆိုတော်ဝဲ။
 Con-dēn'sa-tive, *a.* ညှိနှိုင်းမာသီးတော်တာ။
 Con-dēnse', *v. t.* to make more compact, com-
 press, consolidate, သီးတော်, သီးတော်တာ; to in-
 spissate, မာသထာ, မာပိတ်, မာပိတ်တနိုး။——,
v. i. to thicken, သထာမာ, မာအသားပိတ်တနိုး။
 Con'de-scēnd', *v. i.* to dispense with the privi-
 leges of rank or dignity, deign, သးအိန်ပု
 ဖြိုင်ဖိတ်သိမိ, ချလိင်ထာသးမီးပုဖြိုင်ဖိတ်သိမိ; to stoop,
 descend, ဆိန်လီအသးအိန်ဝဲ။
 Con'de-scēn'sion, *n.* courtesy, တာဆိန်လီအသး,
 တာတပတ်ထိန်ထိအသးထပ်။ See CONDESCEND.
 Con-dign', *a.* deserved, merited; as, condign
 punishment, တာအိန်ဆိန်ထာကြားတူ, ကြားထပ်။
 Con'di-ment, *n.* a relish, a seasoning, တာထာပ
 ဆိန်ဆုန်သီးပတ်တာဆိန်ကပိန်အစိန်။
 Con-dī'tion, *n.* a state of being, situation, case,
 တာအဝှင်အိန်အိန်, တာကထိန်ထိန်ထိန်အိန်အိန်, တာ
 ဆိန်တော်ဆီးထာအထပ်ဆီးတော်အိန်တော်အိန်အထပ်
 ကထပ်; rank, တာအိန်ပု, အိန်ပု, ထပ်ဆီး
 ဝဲတမာထာထာ; a term of a contract, a
 stipulation, a proviso, တာအာန်လီအိန်လီ
 ထိန်အသးထာတော်မာတော်အပုအဝှင်။
 Con-dī'tion-al, *a.* depending on conditions,
 hypothetical, ထပ်ဆီးတော်အဝှင်ထာတော်တမာ
 ခုန်ကမာအသးထာအထိ။
 Con-dōle', *v. i.* to grieve at the distress of an-
 other, သှုပ်ကားထာထာပုထာထာအိန်ထပ်ထပ်အ
 ထိ; to express sympathy for the grief of
 another, ကထာပုန်ကထာပုန်တော်မီးပုထာအထပ်

တာသးအုး။——, *v. t.* See CONDOLE, *v. i.*
 Con-dō'lence, *n.* CONDOLE.
 Con-dūce', *v. i.* (with to), to promote, advance,
 contribute, န်သီးတော်တမာမာကထာထိန် မီးထိစာ
 မာစာဝဲ။
 Con-dū'give, *a.* leading, tending. See CONDUCE.
 Con-duct', *v. t.* to lead, guide, ဆွာတာ, မာယုတာ;
 to direct, control, နှိပ်ညှိ, နှိပ်ညှိပိတ်ဝဲ;
 —one's self, to behave, မာဝဲခုန်အိန်အိန်။
 Con'duct, *n.* behavior, deportment, အထာမီး
 တာမာ, အထာထပ်ပတ်, အထာကျိုးစား။
 Con-duct'or, *n.* that which conducts, တာဆွာတာ,
 တာကျိအိ; a conductor of water, ထံထိအိ,
 ထံကျိအိ, a leader, a guide, ပုဆွာတာ, ပုမာ
 ယုတာ။
 Con'duit (-dit), *n.* a pipe, ထံတော်မီး; a canal, ထံ
 ကျိ; a cock, ထံတော်မီးအိန်အိန်ခိန်ခိန်။ See COCK.
 Cōne, *n.* (ကိနာ) တာရှာန်ထာထာ, တာရှုခိန်, တာထီးမိန်။
 Con-fāb'ū-lā'tion, *n.* familiar talk, တာမိန်တော်မီး။
 Con'fēct, Con-fēc'tion, *n.* a comfit, တာယုန်, တာ
 ယုန်ဆိန်ဆိန်ထိန်, တာထပ်ယုန်ထိန်မီးထပ်ထာ။
 Con-fēc'tion-er, *n.* ပုထာအမာတော်ယုန်။
 Con-fēd'er-a-cy, Con-fēd'er-ā'tion, *n.* alliance,
 တာရှုထိန်အသးထာထိစာမာမာထိန်အသး။
 Con-fēd'er-āte, *v. i.* and *v. t.* to unite, ally, ချ
 ထိန်အသးထာထာထိစာ မာ မာ ထိန် အသး အစိန်။
 Con-fēd'er-ate, *n.* ပုထာအနှင်ထာ confederation
 အပု။——, *a.* ထပ်ဆီးမီး confederation.
 Con-fēr', *v. i.* to advise with, consult together,
 ကျန်ဆုန်ထိန်အသး, ကျန်ထိန်ထိန်အသး။——, *v. t.*
 to bestow, grant, ယုန်တော်, ယုန်ထာတော်, ယုန်
 ဘျားယုန်ပိုင်တော်။
 Con'fer-ence, *n.* တာထာန်ထိန်ထိန်အသး; a meeting
 for consultation, တာအိန်ပိုင်ထာန်ထိန်ထိန်ပတ်။
 Con-fēss', *v. t.* to acknowledge a fault, ထဲထာ
 ကျာထာတော်မီးထာ; to admit as true, ချန်ထာ
 အသးထာ အပိုင်တော်ထာတော်အိန်; to own, ac-
 knowledge, ပတ်ထာထိန်အထာရှုန်တော်, အထာမီး
 တာမာအိန်အိန်, အာန်လီအိန်လီတော်။
 Con-fēs'sion, *n.* See CONFESS.
 Con-fēs'sor, *n.* one who confesses his sins, ပု
 ထာထဲထာထာကျာထာထာထာထာထာ; one who pub-
 licly acknowledges his faith, ပုထာထာထာ

do, wolf; fūr, rude, push; e. s. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; ŋ as in linger.

ဤထိုတိုက်ခိုက်တိုက်ခတ်အောင်ညှိ။
 Cōn'fi-dānt', *n. m.* } ဟုထာပတိအားပေးလေ့ရှိသော
 Cōn'fi-dānte', *n. f.* } ဥပသုတ်အတိုင်းပေးသော
 Cōn-fide', *v. t.* to give in charge, intrust, (fol-
 lowed by to), ဟုလုပ်ငန်းထပ်ထပ်ထားပေးခြင်း
 ဝေဖီ။ ——, *v. i.* to believe, (followed by
 in), နှစ်ခြင်းသတိထားထားခြင်း။
 Cōn'fi-dence, *n.* trust, တာရားယုံခြင်း; trust in
 another, reliance, တာရားယုံခြင်း; trust in
 one's self, self-reliance, နှစ်ခြင်းစိတ်ဝင်စားခြင်း;
 boldness, courage, တာရားခံခြင်းစသောတို့။
 Cōn'fi-dent, *a.* having confidence, secure, သေ
 ခုခံစိတ်ရှိသော, နှစ်ခြင်းစိတ်ရှိသော; undaunted,
 bold, ခုတတော်။
 Cōn'fi-dēn'tial (-shāl), *a.* trusty, trustworthy,
 ထာပတိအားပေးခြင်း; not to be divulged, secret,
 ထာပတိအားပေးခြင်းမရှိသော။
 Cōn-fig'ū-rā'tion, *n.* exterior form, figure,
 shape, တာရားပုံ, တာရားပုံစံ။
 Cōn'fine, *n.* border, edge, limit, ဆတူ, ဆတူ
 ခြံစည်း, အထိမ်းအမှတ်; *pl.* — of a country,
 common boundary, ကိရိယာ, ကိရိယာ, ကိရိ
 ယာ။
 Cōn-fine', *v. t.* to shut up, keep close, impris-
 on, ပိတ်ဆို့, ကျပ်တည်း; to restrain, re-
 strict, ကြီးမား; to be confined, to be brought
 to bed, တပ်တပ်ထိုးဆို့, တပ်ဆို့ထားခြင်း။
 ——, *v. i.* to border, ဆိုက်ထားခြင်း။
 Cōn-fine'ment, *n.* See CONFINE, *v. t.*
 Cōn-firm', *v. t.* to make firm, establish, မကျော,
 မကျော, မကျော, မကျော, မကျော; to ratify; as,
 to confirm or ratify a treaty, မကျော, မကျော
 တာရားစာချုပ်ထိုးထိုးခြင်း။
 Cōn'fir-mā'tion, *n.* establishment. See CONFIRM.
 Cōn-firm'a-tive, Cōn-firm'a-to-ry, *a.* tending
 to confirm, ထပ်စားတော်မူသော။
 Cōn'fis-cāte, Cōn-fis'cāte, *v. t.* ထုံးနှိုးကွပ်ကမ်း
 တာရားပေးခြင်း ဝေဖီ, သိ*နှိုးကွပ်ကမ်းတော်။
 ——, *a.* ထာပတိအားပေးခြင်း ဝေဖီ
 ထာပတိ။
 Cōn'fis-cā'tion, *n.* See CONFISCATE.
 Cōn'fla-grā'tion, *n.* ခုန်ထိုးတိုက်ခတ်ခြင်း။
 Cōn-flict', *v. i.* to dash or strike against, resist,

combat, ခုန်ထိုးတိုက်ခတ်ခြင်း, ဝှက်ထိုးတိုက်ခတ်ခြင်း;
 to be in opposition, ထိုက်ထိုက်ဆိုင်ဆိုင်။
 Cōn'flict, *n.* တိုက်ခတ်ခြင်း, တိုက်ခတ်ခြင်း။
 Cōn'flu-ence, *n.* the meeting place or junction
 of two or more streams, ထံထံတပ်တပ်ထပ်ထပ်
 ဝှက်ထိုးခြင်း; a concourse, an assem-
 blage, ဟုထာပတိအားပေးခြင်း, တာရားပုံအားပေးခြင်း။
 Cōn'flu-ent, *a.* flowing together, as an erup-
 tion, ပြုစုခြင်း, ခုန်ထိုးခြင်း။ ——, *n.* ထံထံတပ်
 တပ်ထပ်ထပ်ဝှက်ထိုးခြင်း။ See CONFLUENCE.
 Cōn'flux, *n.* See CONFLUENCE.
 Cōn-fōrm', *v. t.* to make like in form, မတူ
 ကွဲပြားခြင်း, ဝှက်ထိုးခြင်း, ဝှက်ထိုးခြင်း, ဝှက်ထိုးခြင်း
 ထပ်တမ်းထပ်တမ်း; to make like in mind or man-
 ners, မတူမတူ, မတူမတူ, မတူမတူ, မတူမတူ
 ထံထံထပ်ထပ်ထပ်ထပ်။ ——, *v. i.* to comply
 with, ခုန်ထိုးတိုက်ခတ်ခြင်း, တာရားပေးခြင်း။
 Cōn-fōrm'a-ble, *a.* corresponding, similar, ထာ
 ပတိအားပေးခြင်း; compliant, ထာပတိအားပေးခြင်း
 ထာပတိအားပေးခြင်း။
 Cōn'for-mā'tion, *n.* structure, form, make, တာ
 ကွဲပြားခြင်း, ဝှက်ထိုးခြင်း, ဝှက်ထိုးခြင်း။
 Cōn-fōrm'ist, *n.* a conformer, ဟုထာပတိအားပေး
 ခြင်းတိုက်ခတ်ခြင်း။
 Cōn-fōrm'i-ty, *n.* correspondence, resem-
 blance, congruity. See CONFORMABLE.
 Cōn-found', *v. t.* to confuse, မသဘောပျက်, သဘော
 ပျက်စရာ။ See ၁၆၁. ၁၁: ၂; — the mind, to
 perplex, မသဘောပျက်, မသဘောပျက်; to occa-
 sion a mistake, ခုန်ထိုးတိုက်ခတ်ခြင်း; to aston-
 ish, ခုန်ထိုးတိုက်ခတ်ခြင်း; to discomfit, ခုန်ထိုး
 တိုက်ခတ်ခြင်း။
 Cōn-found'ed, *p. a.* confused, perplexed, ထာ
 ပတိအားပေးခြင်း, တာရားပေးခြင်း, တာရားပေးခြင်း။
 Cōn'fra-tēr'ni-ty, *n.* a brotherhood, ဟုထာပတိအား
 ပေးခြင်း။
 Cōn-front', *v. t.* to face, ဆိုက်ဆိုင်, ဆိုက်ဆိုင်; as,
 to confront witnesses, မသေသေ* တာရားပေးခြင်း
 ဆိုင်ဆိုင်ခြင်း; to withstand, oppose, ဆိုင်
 ဆိုင်ခြင်း။
 Cōn-fūge', *v. t.* to confound. See CONFOUND.
 Cōn-fūsed', *p. a.* — appearance, ဝှက်ထိုးခြင်း, ဝှက်
 ထိုးခြင်း, ဝှက်ထိုးခြင်း, ဝှက်ထိုးခြင်း; perplexed in
 mind, ထာပတိအားပေးခြင်း, ထာပတိအားပေးခြင်း;

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ō, ū, ŷ, short; cāre, fār, lāst, fāl, whāt; thēre, vāil, tērm; pīque; dōne, fōr,

crisis, တာ်ဆာ်ဆာ်ကတီ်တၢ်ဆၢ်လိာ်ဆၢ်; u-
 nion, တာ်ဆၢ်ဆၢ်ဆၢ်,တာ်ဆၢ်ဆၢ်ဆၢ်.
 'Con-jure', *v. t.* to call on by a sacred name,
 implore earnestly, ဆၢ်ဆၢ်ဆၢ်ဆၢ်,ဆၢ်ဆၢ်ဆၢ်ဆၢ်.
 'Con-jure', *v. t.* to practice magic, enchant, မၤက
 ခါခဲ,တၢ်ဆၢ်ဆၢ်.
 'Con-jur-er', *n.* a magician. See CONJURE.
 'Con-nate', 'Con-nate', *a.* born at the same time,
 ဆၢ်ဆၢ်ဆၢ်; inborn, innate, implanted by
 nature, ဝၢ်ဆၢ်ဆၢ်,ဝၢ်ဆၢ်ဆၢ်,ဝၢ်ဆၢ်ဆၢ်.
 'Con-nat'ü-ral', *a.* partaking of the same na-
 ture, ဆၢ်ဆၢ်ဆၢ်,ဆၢ်ဆၢ်ဆၢ်,ဆၢ်ဆၢ်ဆၢ်.
 See CONNATE.
 'Con-nect', *v. t.* to knit, link, or fasten togeth-
 er (in various ways), မၤဆၢ်ဆၢ်,မၤဆၢ်ဆၢ်,
 ထီၤဆၢ်ဆၢ်,မၤဆၢ်ဆၢ်.
 'Con-nect'ed', *a.* related, မၤဆၢ်ဆၢ်,မၤဆၢ်ဆၢ်.
 'Con-nec'tion', *n.* union, junction, alliance, တာ်
 ဆၢ်ဆၢ်,တာ်ဆၢ်ဆၢ်,တာ်ဆၢ်ဆၢ်,တာ်ဆၢ်ဆၢ်.
 'Con-nect'ive', *a.* တာ်ဆၢ်ဆၢ်,တာ်ဆၢ်ဆၢ်. —, *n.*
 a conjunction. See CONJUNCTION, last *def.*
 'Con-niv'ange', *n.* See CONNIVE and COLLUDE.
 'Con-nive', *v. i.* to forbear to see a fault, wink
 at wrong-doing, တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်.
 'Con'nois-seur' (kõn'nis-sür'), *n.* ဝၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်.
 'Con-nü'bi-al', *a.* conjugal, nuptial, တၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်.
 'Con'quer (kõnk'er), *v. t.* to overcome, subdue,
 subjugate, မၤဆၢ်ဆၢ်,မၤဆၢ်ဆၢ်,မၤဆၢ်ဆၢ်;
 to gain one's end, succeed, ကိၤဆၢ်ဆၢ်,ကိၤဆၢ်ဆၢ်,
 ကိၤဆၢ်ဆၢ်.
 'Con'quer-a-ble', *a.* ထီၤဆၢ်ဆၢ်,ထီၤဆၢ်ဆၢ်.
 'Con'quer-or', *n.* ဝၢ်ဆၢ်ဆၢ်,ဝၢ်ဆၢ်ဆၢ်.
 'Con'quest', *n.* subjugation, victory, တာ်ဆၢ်ဆၢ်,
 တာ်ဆၢ်ဆၢ်; that which is conquered, တာ်ဆၢ်ဆၢ်,
 တာ်ဆၢ်ဆၢ်,တာ်ဆၢ်ဆၢ်.

'Con'san-guïn'e-al, 'Con'san-guïn'e-oüs, *a.* rela-
 ted by birth, တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်.
 'Con'san-guïn'i-ty', *n.* See CONSANGUINEOUS.
 'Con'science, (ကိၢ်ခၢ်) *n.* the moral sense, the
 moral faculty, ထီၤဆၢ်ဆၢ်,ထီၤဆၢ်ဆၢ်,ထီၤဆၢ်ဆၢ်,
 ထီၤဆၢ်ဆၢ်,ထီၤဆၢ်ဆၢ်,ထီၤဆၢ်ဆၢ်.
 'Con'sci-ën'tious', *a.* scrupulous, exact, just, up-
 right, ညီၤဆၢ်ဆၢ်,ညီၤဆၢ်ဆၢ်,ညီၤဆၢ်ဆၢ်.
 'Con'sci-ën'tious-ness', *n.* See CONSCIENTIOUS.
 'Con'scion-a-ble', *a.* governed by conscience,
 reasonable, ဆၢ်ဆၢ်ဆၢ်,ဆၢ်ဆၢ်ဆၢ်,ဆၢ်ဆၢ်ဆၢ်.
 'Con'scious (cõn'shus), *a.* knowing the opera-
 tions of one's own mind, sensible, သ့ၢ်ညါ
 ထီၤဆၢ်ဆၢ်; inwardly persuaded, aware,
 သ့ၢ်ညါ,သ့ၢ်ညါ,သ့ၢ်ညါ.
 'Con'scious-ness', *n.* See CONSCIOUS.
 'Con'script', *n.* ဝၢ်ဆၢ်ဆၢ်,ဝၢ်ဆၢ်ဆၢ်,ဝၢ်ဆၢ်ဆၢ်.
 'Con'scrip'tion', *n.* တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်.
 'Con'se-crate, *v. t.* to make, or declare to be,
 sacred, ဝၢ်ဆၢ်ဆၢ်,ဝၢ်ဆၢ်ဆၢ်,ဝၢ်ဆၢ်ဆၢ်;
 to devote to the service of God, သ့ၢ်ညါ,
 သ့ၢ်ညါ,သ့ၢ်ညါ.
 'Con'se-cra'tion', *n.* See CONSECRATE.
 'Con'sec'ü-tive', *a.* successive, ဒ်ဆၢ်ဆၢ်,
 ဒ်ဆၢ်ဆၢ်,ဒ်ဆၢ်ဆၢ်,ဒ်ဆၢ်ဆၢ်.
 'Con'sent', *v. i.* to be of the same mind, ac-
 cord, concur, သးၤဆၢ်ဆၢ်,သးၤဆၢ်ဆၢ်,
 သးၤဆၢ်ဆၢ်,သးၤဆၢ်ဆၢ်.
 —, *n.* harmony of parts, agreement,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်.
 'Con'sen-tä'ne-oüs, *a.* consistent with, suita-
 ble, ဆၢ်ဆၢ်ဆၢ်,ဆၢ်ဆၢ်ဆၢ်,ဆၢ်ဆၢ်ဆၢ်.
 'Con'se-quence, *n.* that which naturally fol-
 lows, a result, an effect, တၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,
 တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်,တၢ်ဆၢ်ဆၢ်.

ä,ë,i,ö,ü,ÿ, long; ä,ë,ï,ö,ü,ÿ, short; cäre. fär, læst, fäll, what; thère, veil, tærm; pique; done, för,

Con'se-quen'tial (-shal), *a.* consequent, ထာစ
မာစသးထာတၢ်စံၤတၢ်န့ၤစမိ, pompous. See
POMPOUS.

Con'ser-va'tion, *n.* preservation. See CONSERVE.

Con-serv'a-tive, *a.* preservative, အိၣ်ဒီးအမိအက
ဒီးထာစတဒူးတးဂ့ၣ်တးဂီၤတၢ်ထံၣ်; opposed to
change, အသးအိၣ်ထာတၢ်သုတထံၣ်အသးတဂ့ၢ်.

Con-serv'a-to-ry, *n.* တၢ်အလီၤဝဲပတ်တၢ်သုတဟံးဂီၤတ
ဂ့ၢ်အဂီၢ်; that which conserves. See CON-
SERVE.

Con-serve', *v. t.* to save, preserve, မၤအိၣ်အံၤ
ဒ်န့ၢ်အသးအသုတဟံးဂီၤတဂ့ၢ်. —, *n.* a
sweet-meat, တၢ်ဆုၣ်, တၢ်ဆုၣ်အဝံၣ်အဆာ.

Con-sid'er, *v. t.* to think upon, ponder, ဆိမိၣ်မိ
မးတၢ်, ဆိမိၣ်ထံထံဆးဆး; to have regard to,
estimate, ဝဲထံတၢ်.

Con-sid'er-a-ble, *a.* respectable, note-worthy,
အိၣ်ဒီးအထာစကဒီးတဖိၣ်တဆံး; moderately
large, အါဒိၣ်ဒိၣ်ဆံးဆံး, အိၣ်တအါတစ့ၢ်.

Con-sid'er-ate, *a.* thoughtful, reflective, ညီန့ၢ်
ဆိမိၣ်တၢ်; careful, discreet, ညီန့ၢ်ပလီၤအသး;
not rigorous, kind, တပတ်တၢ်အသး.

Con-sid'er-ā'tion, *n.* thoughtfulness, contem-
plation, တၢ်ဆိကမိၣ်ထံထံဆးဆး; respect, re-
gard, တၢ်ထူးလီၣ်; motive, reason, object
in view, တၢ်အဂ့ၢ်, အတၢ်အိၣ်အမိ, တၢ်အဂီၢ်.

Con-sign' (kon-sin'), *v. t.* to commit, intrust, as-
sign, ထုၣ်လီၤ, ပံၣ်လီၤ, ပံၣ်ထာစစုပူၤ.

Con-sign-ee', *n.* ပုၤထာပုၤထုၣ်လီၤပံၣ်လီၤတၢ်ထာစစုပူၤ.

Con-sign'er, Con-sign'or, *n.* ပုၤထာစထုၣ်လီၤပံၣ်လီၤ
တၢ်ထာပုၤထုၣ်လီၤပံၣ်လီၤ.

Con-sign'ment, *n.* the act of consigning, တၢ်
ထုၣ်လီၤပံၣ်လီၤတၢ်ထာပုၤထုၣ်လီၤပံၣ်လီၤ; goods consigned,
တၢ်ထာပုၤထုၣ်လီၤပံၣ်လီၤ.

Con-sist', *v. i.* to be, exist, subsist, တဲတၢ်, အိၣ်ဆိး
တၢ်.—Consist of, ထာပုၤဝဲဒီးတၢ်စံၤတၢ်န့ၤ.—
Consist with, တၢ်လိၣ်ဒီးအလိၣ်ဒီးတၢ်ဂၤတံၢ်.

Con-sist'ence, Con-sist'en-cy, *n.* the state of be-
ing, existence, အတၢ်အိၣ်တၢ်ဆိး; a degree
of density, firmness, ဝံၣ်; harmony of
parts, congruity, အတၢ်ခဲလၢၣ်အလိၣ်ဒီးဒုလိၣ်ဝဲ.

Con-sist'ent, *a.* firm, hard, not fluid, သကုၤ, ဝံၣ်;
accordant, congruous, uniform, ထာစဆု

လိၣ်ဒီးလိၣ်, ထၢၣ်, ထၢၣ်လိၣ်ဒီးဒု, ကြၢၤ.

Con-sis'to-ry, *n.* Rom. Cath. and Eng. Church.
a church tribunal, သရၣ်ထာစစံၣ် ညီၣ်ဒိ တု
တၢ်ထာတၢ်အိၣ်ဒိၣ်အဂီၢ်တကရၢ.

Con-so'ci-āte, *v. t.* to associate, ခုလိၣ်အသး, မၤထ
ကိးတၢ်, မၤဆုၣ်တၢ်; to unite, ဝဲဒိၣ်ဆုၣ်.

Con-so'ci-ā'tion, *n.* တၢ်ခုလိၣ်အသး, တၢ်ထံၣ်ဆးလိၣ်အ
သးတဖု, တၢ်အိၣ်ဒိၣ်တကရၢ. See ASSOCIATION.

Con-so-lā'tion, *n.* comfort, solace, တၢ်ခုၣ်က့ၢ်, တၢ်
ခုၣ်သ့ၣ်ခုၣ်သး; a cause of comfort, တၢ်မၤခုၣ်
ထီၣ်က့ၢ်, တၢ်ဒူးခုၣ်ထီၣ်က့ၢ်, တၢ် ဒူး သ့ၣ် ခု သး ခု ထီၣ်
က့ၢ်. See COMFORT.

Con-sol'a-to-ry, *a.* comforting, consoling, ထာစ
ဒူးခုၣ်ဒူးခုၣ်ထီၣ်က့ၢ်, ထာစမၤခုၣ်ထီၣ်က့ၢ်ပုၤအသး.

Con-sol'e', *v. t.* to comfort, solace, cheer, ဒူးခုၣ်
ဒူးခုၣ်ထီၣ်က့ၢ်, ကတိၤခုၣ်ကတိၤခုၣ်ထီၣ်က့ၢ်,

Con-sol'i-dāte, *v. i.* to become firm, hard or
solid, သကုၤထီၣ်, ပံၣ်ထီၣ်, ကိၤထီၣ်. —, *v. t.*
to make firm, hard or solid, မၤထီၣ်သကုၤ
ထီၣ်, မၤပံၣ်ထီၣ်, မၤကိၤထီၣ်ထီၣ်; to unite two or
more things into one, ဝဲဒိၣ်ဆုၣ်တၢ်.

Con-sol'i-dā'tion, *n.* See CONSOLIDATE.

Con'so-nānce, *n.* See CONSONANT.

Con'so-nant, *a.* agreeing in sound, harmoniz-
ing, ထၢၣ်ဆးဒီးတၢ်အကထုၢ်အလိၣ်ဒီးလိၣ်အသး;
accordant, consistent, agreeable, ထာစ
အလိၣ်ဒီးဒု, လီၤပလီၤ, ထၢၣ်လိၣ်, ကြၢၤဒီး. —, *n.*
a letter but imperfectly sounded by itself,
ထီၣ်ခဲၣ်ဖျၢၣ်ထာစသိအကခဲၣ်ဝဲတထာတဂ့ၢ်တၢ်.

Con-sort', *v. i.* to associate, အိၣ်ဆုၣ်ဆိးဆုၣ်, အိၣ်သ
ကိးလိၣ်, အိၣ်ခုလိၣ်, မၤဆုၣ်တၢ်. —, *v. t.* to
unite in marriage, တုလိၣ်ဖျိလိၣ်.

Con'sort, *n.* a companion, အသကိး, အတံၢ်အထ
ကိး; a partner in marriage, မါ, ဝါ.

Con-spic'u-ous, *a.* easy to be seen, manifest,
ဖျါကထာတၢ်, ထာစအိၣ်ဖျါ, ထာပထံၣ်ညီ.

Con-spic'u-ous-ness, *n.* အတၢ်အိၣ်ဖျါ, အတၢ်အိၣ်ပမိ.

Con-spir'a-cy, *n.* a plot, a cabal, တၢ်ကၢၣ်ကိၣ်ဆုၣ်
လိၣ်အသးထာစကမၤအတၢ်တံၢ်မံၤ.

Con-spir'a-tor, *n.* a plotter, ပုၤထာစကၢၣ်ကိၣ်ဆုၣ်
တၢ်ဒီးအသကိးတဖၣ်ဒ်သိးကမၤအတၢ်တံၢ်မံၤ.

Con-spire', *v. t.* to concert or plan a crime, ကၢၣ်
ကိၣ်ဆုၣ်တၢ်ထာစကမၤအတၢ်တံၢ်မံၤ; to

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as z; x as gz; ñ as in linger.

plete, မေတုအဝံ,မေလဲထိပ်,မေတုအထာထိပ်ပွဲထိပ်.

Con-sūm'mate, *a.* complete, perfect, အထာအပွဲ.

Con'sum-mā'tion, *n.* completion, perfection, တာဝံ,တာဝံတာဝံ,တာဝံထာထိပ်ပွဲထိပ်.

Con-sūmp'tion, *n.* a disease, ပသိပ်ဆါ,တာကူးဆါ တကထွင်; waste, decay. See CONSUME.

Con-sūmp'tive, *a.* inclined to consumption, ထာ အဆင်တာကူး; consuming, လာအမေလဲထိပ်တာ.

Con'tact, *n.* touch, တာထင်မိထင်ထံ,တာထင်သမိပ်.

Con-tā'gion, *n.* infection, တာဆါအစုန်ထာအထင်စး တာ; contagious disease, တာဆါထာအညီနွှ် ထင်စးတာ,ထာအထင်ကုထင်ဂ်တာ; moral con- tagion, တာဝံးတာမထင်စးလိင်အသး. See IN- FECTION.

Con-tā'gious, *a.* catching, communicable, ညီ နွှ်ထင်စးပွဲ,ထာအထင်ကုထင်ဂ်.

Con-tain', *v. t.* to comprise, comprehend, အိပ် မီးတာအံတာနွှ်,အိပ်ပင်စုင်မီးတာပွဲ,အံပွဲ,နွှ်; to be able to hold, ကြိတာပွဲ,အံပွဲ,နွှ်.—, *v. i.* ပင်စုင်; to restrain desire, ကိအသး,မီး အသး.

Con-tām'i-nāte, *v. t.* to corrupt, pollute, taint, မထင်အာထင်ထီ,မထကဆီထင်တာ; as, to con- taminate the mind, မေလဲထိပ်အသး, မထင်အာအသး.

Con-tām'i-nā'tion, *n.* See CONTAMINATE.

Con-tēmn', *v. t.* to despise, slight, scorn, တပင် လဲအီထာတာနီတပံထင်,ပံဖွဲ,မေတရီတပါတာ.

Con'tem-plate, or Con-tēm'plāte, *v. t.* to con- sider, meditate on, ကွမ်မိမိပ်တာထံထံဆးဆး; to have in view, propose, ရင်ထင်တာ; to in- tend, purpose, ပင်လီအသးထာအကမေတာအံ တာနွှ်.

Con'tem-plā'tion, *n.* See CONTEMPLATE.

Con-tēm'plā-tive, *a.* thoughtful, meditative, ညီနွှ်မိမိပ်မိမေတာ.

Con-tēm'po-rā'ne-oūs, Con-tēm'po-ra-ry, *a.* ထာ အထကထင်အသး,ထာအမိပ် သီးလိင် အသး. See CONTEMPORARY, *n.*

Con-tēmp't', *n.* scorn, disdain, တာတပင်လဲထင်ထာ တာနီတပံ,တာတရီတပါ.

Con-tēmp't'i-ble, *a.* worthy of contempt, base,

mean, vile, 'ထာပတကြားပင်လဲအီထာတာနီ တ ပံ,ထာအတမိင်တထိပ်ထင်,တာကြိကြိ.

Con-tēmp't'ū-oūs, *a.* scornful, disdainful, insol- ent, ထာအစုန်ပွဲပယွဲတာ,ထာအမေတရီ တပါ, ပင် လဲထင်အစုန်တာထင်ထာအသီး.

Con-tēnd', *v. i.* to strive, vie, contest, မေ ဂြာ လိပ်, မေ ဖြိပ် လိပ်; to quarrel, wrangle, dis- pute, အာလိပ်, ဖွင် လိပ် မီးကုလိပ် အသး; to fight, ဒူးလိပ်ထာလိပ်အသး,ထိလိပ်အသး.—Con- tend for, ဂုင်နွှ်လိပ်တာ.

Con-tēnt', *a.* satisfied, contented, အိပ် ခံ သွင် ခံ သး.—, *v. t.* to satisfy the mind, quiet, မေခံသွင်ခံသး; to please, gratify, မေထင် အ သး,မေရင်အသး.—, *n.* moderate happi- ness, contentment, satisfaction, တာခံသွင် ခံသး,တာအိပ် ခံ သွင် ခံ သး; acquiescence, တာ သွင်ခံသးခံ.

Con'tēnt, *n.* Con'tēnts, *pl.* that which is con- tained, တာအိပ်ထာတာပု, တာပင်စုင်ထာတာပု; contents of a book, a table of contents, တာဒူးနွှ်တာအဂုင်အပီထာအမိပ်ကွဲအသးထာလိပ် ပုတပံထင်တပံ.

Con-tēnt'ed, *a.* to be content, satisfied, အိပ်ခံ သွင်ခံသး,အိပ်မုင်သွင်ရင်သး.

Con-tēn'tion, *n.* strife, contest, တာ ဖွင် လိပ် မီး ကု; controversy, debate, တာဂုင်လိပ်ဘီလိပ်.

Con-tēn'tious, *a.* apt to contend, quarrelsome, ညီနွှ်စုတာဖွင်လိပ်,ညီနွှ်ဂုင်လိပ်ဘီလိပ်တာ.

Con-tēnt'ment, *n.* content, တာခံသွင်ခံသး,တာအိပ် ခံသွင်ခံသး; gratification, တာရင်သွင်ရင်သး.

Con-tēs't', *v. i.* to strive in opposition, vie, မေ ဂြာလိပ်,မေ ဖြိပ်လိပ်,မေရင်လိပ်.—, *v. t.* to dis- pute, contradict, ဂုင်လိပ်ဘီလိပ်,ထဲလိပ်မိလိပ်.

Con'test, *n.* conflict, strife, တာဂြာလိပ်,တာဖြိပ်လိပ်, တာဂုင်လိပ်; dispute, debate, တာထဲလိပ်မိလိပ်.

Con'text, *n.* တာကတိထာခံထာညါ.

Con-tēxt'tūre, *n.* See TEXTURE.

Con'ti-gū'i-ty, *n.* close contact, တာဘူးဘူးတံတာ.

Con-tig'ū-oūs, *a.* in contact, touching, adja- cent, adjoining, ဘူးဘူး,ဘူးလိပ် တံလိပ်, ထင် ဘူးလိပ်,ထာအစဲဘူး,မေအစဲဘူးလိပ်.

Con'ti-nēnce, Con'ti-nen-ge, *n.* self-restraint, chastity, တာကိအသး,တာမီးအသး.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ, as j; ĝ as in ġet; ſ as z; x as gz; n as in linger.

ဆင်, တဒိတဒါတံဆင်, ဘျီဆင်; to nullify, defeat, မဟေသိကွံင်ပှါဂါအတံကုန်.

Con'tra-vēn'tion, *n.* See CONTRAVENE.

Con-trib'ūte, *v. t.* to pay a share with others, ထွန်ဆင်တံဒီးပှါဂါအတံကုန်လဲထီင်တံ တမံ မံ အဒိဂါ. —, *v. i.* to help on, promote, တိ စါမဟေတံတံထံတံအံတံဒီး.

Con'tri-bū'tion, *n.* See CONTRIBUTE.

Con-trib'ū-tive, Con-trib'ū-to-ry, *a.* promotive, helpful, ထာအမဟေတံ.

Con-trib'ū-tor, *n.* ပှါထာအထွန်ဆင်တံဒီးပှါဂါဒီးထံ အတံကုန်လဲထီင်တံတမံမံအဒိဂါ.

Con'trite, *a.* repentant, penitent. See CONTRITION.

Con-tri'tion, *n.* compunction, self-reproach, တံ သွန်တံသးလီထာအမဟေတံမုန်တံအထီတမံမံ; repentance, penitence, တံဒိဂါထံလီကုလဲထီင်.

Con-triv'ance, *n.* the act of devising, inventing, တံကုန်တံထီင်တံ; the thing devised, a device, an invention, တံကုန်, တံထာအထီင်ထာတံကုန်အထီ.

Con-trive', *v. t.* to devise, invent, plan, ကုန် တံ, ကုန်ထီင်ဒီးထီတံ, ကုန်မဟေတံ.

Con-trōl', *v. t.* to govern, rule, ဟထံတံ, နံင်ထီင် ဒိတုတံ, မဟေတံ, မထီင်မဟေတံ; to restrain, keep within bounds, check, ကြိ တံဆင်တံ. —, *n.* direction, restraint, တံအမိကမီထာအထီတံဒီးပဟေတံ.

Con-trōl'la-ble, *a.* manageable, ထာပှါမဟေ.

Con'tro-vēr'sial (-shal), *a.* ထံဆဲးဒီး controversy.

Con'tro-vēr'sy, *n.* dispute, debate, contest, တံတဲးလိင်ထီလိင်, တံဂုင်လိင်ထီလိင်.

Con'tro-vērt, *v. t.* to dispute, deny, contest, ဝုင်လိင်တံ, သမာတံ.

Con'tu-mā'ciōus (-shūs), *a.* contemning authority, stubborn, obstinate, ညီနွံပင်အထာက ဝါဒါ. See OBSTINATE. 1st. def.

Con'tu-ma-cy, *n.* obstinacy, perverseness, တံ မဟေသးကပါဒါ, တံမဟေသးဘုစုဆု, တဒိကနံတံ ထံ, တံဒီးကုန်.

Con'tu-mē'li-ōus, *a.* insolent, reproachful, contemptuous, ထာအမဟေတံတံပှါဂါ, မဟေဆိ ပှါ ဂါအထာ, သွန်ဂါဒီး.

Con'tu-me-ly, *n.* haughty insolence, contemptuousness, တံမဟေတံတံပှါဂါ, တံ မဟေဆိ ပှါ ဂါအထာ, တံသွန်ဂါဒီး.

Con-tūse', *v. t.* to bruise, as flesh, မဟေသးညှင်, တံ ဘျဲးညှင်, မိန်ဘျဲးညှင်; to beat or bray together, တံဆင်တံ, ဝံင်တံ.

Con-tū'sion, *n.* Surg. a bruise, တံလုဆံထီဂါ. See CONTUSE.

Con'va-lēs'ce' (-lēs'), *v. t.* to regain health, ကိညှင် ထီင်ကု, အဝံင်အထီထီင်ထီင်ကု.

Con'va-lēs'cence, Con'va-lēs'cence, *n.* the recovery of health. See CONVALESCENT.

Con'va-lēs'cent, *a.* recovering health, ထာအထီ ညှင်ကု, ထာအဝံင်အထီထီင်ထီင်ကုတဲးထီ. —, *n.* See CONVALESCENT, *a.*

Con-vēne', *v. i.* to come together, assemble, as persons, အိန်ဒိန်, အိန်ဒီးဒိန်ဒိန်. —, *v. t.* to convoke, ဒူးအိန်ဒိန်, ဒူးထဲအိန်ဒိန်.

Con-vēn'ience, Con-vēn'ien-cy, *n.* that promotes comfort, ease or advantage, an accommodation, တံထာအဒူးအိန်ထီင်ထီင် တံထာပရိ; fitness, suitability, တံကြား တံထံထာပရိဒီးထံဒီးနွံ, တံတမံ.

Con-vēn'ient (-yent), *a.* fit, suitable, becoming, ထံအထာ, ထံအထီ, ထံလိင်ဒီးအဝုင်, ဝုင်ထံထံ; as, a convenient time, အထာဝုင်ထံထီထံ.

Con'vent, *n.* a cloister, a nunnery, ကျီ, မီသီအိန် ဆီးအထံ. See NUNNERY.

Con-vēn'tic-al, *a.* ထံဆဲးဒီး convent.

Con-vēnt'i-cle, *n.* an assembly, တံအိန်ဒိန်ဒိန်ဒိန်; an assembly or meeting of dissenters, တံအိန်ဒိန်ဒိန်ဒိန်အကရါထာအသွန်တံထီတံအလု အထံတံထီပလိင်ဆင်ဒီးပဒိန်အတံနံညှင်ထံ.

Con-vēn'tion, *n.* the act of assembling, တံအိန် ဒိန်ဒိန်; a formal meeting of delegates or representatives, ပှါဂါမုန်အထာလု အတံအိန် ဒိန်တကရါ, အတံအိန်ဒီးအိန်ဒိန်; an agreement, a treaty. See COMPACT.

Con-vēn'tion-al, *a.* sanctioned by usage, customary, ထာအထံဆဲးဒီးထံမိကီမိအလုအထံ.

Con-vēn'tion-al-ism, *n.* See CONVENTIONAL.

Con-vērg'e', *v. i.* to tend to one point, စွန်, တစွန်ထီ.

Con-vēr'gence, Con-vēr'gence, *n.* တံစွန်, တံတ

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; ŋ as in linger.

ardent, lukewarm, သးဓါလီ၊ သးတဆုန်ဆုန်။
 —, *v. i.* to become less hot, ခုန်လီက
 သးလီ; to become less ardent, သးဓါလီ၊
 သးဆင်ဆင်ဆင်ဆင်လီ။ —, *v. t.* to make
 cool, မာခုန်လီ၊ ခုန်လီကု; to moderate ex-
 citement, allay, calm, မာလီကကြွေကုသး၊ မာ
 လီကကြွေကုတလီလီ။ —, *n.* တံ ခုန် လာ
 ဝါဒါဒါ၊ တံခုန်တံကသး။

- ‘Coolness, *n.* See COOL, *a.*
- ‘Coolly, ‘Coolie, *n.* (ကုတ်) *East Indian.* ဟုမာတံ
 လာဟုဂါအဖိထင်၊ မိတ်တံညာတံခါတကုာ်။
- ‘Coop, *n.* တံခူးဆင်ဆင်ဆင်၊ ဝါ၊ ဝါ၊ ဟု။ —, *v. t.*
 to confine in a coop, ဟနွင်လာ ဝါ၊ ဟု; to
 confine, imprison, ဝင်ကဟု၊ ဝင်သဟု၊ ဝင်လာ
 ဝါ၊ ဟု၊ ဝင်ဂု၊ ဝင်ဂါ။
- ‘Coop’er, *n.* ဟုလာအမာစုန်၊ ဟုမာစုန်မိ။
- ‘Co-öp’er-äte, *v. i.* to work together, မာဆုန်တံ၊
 မာသကီးတံ။
- ‘Co-öp’er-ätion, *n.* တံမာဆုန်တံ၊ တံမာသကီးတံ။
- ‘Co-ör’din-ate, *a.* of equal rank or order, လာအ
 တံထဲသီးလိင်သး။
- ‘Coop, *n.* a kind of waterfowl, ထိန်ဆိထံတကလုန်;
 a simpleton, a fool, ဟုအမာ။
- ‘Co-pärt’ner, *n.* ဟုလာအကုန်မာဆုန်တံ၊ သီးသီး။
- ‘Co-pärt’ner-ship, *n.* copartnery, တံတံးနုာ်အတံ
 ခါထိန်ပွဲသီးသီး၊ တံခါဆုန်ပွဲဆုန်တံ၊ သီးသီး။
- ‘Coöpe, *v. i.* to strive with, match, မြာလိင်တလိင်သး။
- ‘Cöpi-er, *n.* a copyist, a transcriber, ဟုကွဲဆဲတံ;
 an imitator, a plagiarist, ဟုမာမိးတံမိ။
- ‘Cöping, *n.* တံအခိန်ဂုတ်စွာခိသိယာင်။ See COPE, *v. i.*
- ‘Cöpi-ous, *a.* abundant, plentiful, ခါခါဂီဂီဂီ;
 diffuse in style, ကတိတံခါခါဂီဂီဂီ။
- ‘Cöpi-ous-ness, *n.* abundance, plenty, တံခိန်ဂီ
 ခုန်ဂီဝါ၊ တံခါခါဂီဂီဂီ။
- ‘Cöp’per, *n.* a metal, ထိဂီ; a copper coin, ထိ
 တဘုန်။ —, *v. t.* ဒါတံမိးထိဂီကဘုန်။
- ‘Cöp’per-as, *n.* (ကီးပရ်) လာဆံန်ထါ၊ ခူးထန်*။
- ‘Cöp’pice, ‘Cöpse, *n.* underwood, သုန်သပိင်သပုင်။
- ‘Cöp’ü-late, *v. i.* ခိန်ဆုန်လိင်သးမိမိမိးခါလုာ်အ
 ထာ်အသီး။
- ‘Cöp’ü-lätion, *n.* coition. See COPULATE.
- ‘Cöp’ü-la-tive, *a.* uniting, တံကွဲတံခိခါအလာ။
- ‘Cöp’y, *n.* a pattern, a manuscript for printing,

- တံအမိအထင်; the likeness of any object,
 တံကွဲလီဂင်တံ။ —, *v. i.* to transcribe,
 ကွဲဆဲတံ; to fashion after, imitate, မာက
 လီဂင်မိးတံအမိအထင်၊ မာမိးတံ။
- ‘Cöp’y-book, *n.* ထိတံကွဲလီ၊ ထိကွဲလီစု။
- ‘Cöp’y-er, ‘Cöp’y-ist, *n.* ဟုကွဲဆဲတံ။
- ‘Cöp’y-right, *n.* တံနုာ်အခွဲလာဟုလာအခွဲကဲထိန်ထိန်တ
 ဝါကပုန်နုးဝဲမိးမာခိခါခိနုာ်ထဲအကဲခိန်ဝဲတဂါမိ။
- ‘Co-quët’ (-kët’), *v. i.* to trifle in love, flirt, မာ
 ခဲတံသးမိတ်တံ၊ ဝင်မာအသးခိအခိန်ခိန်ခါသီး။
- ‘Co-quëtte’, *n.* a trifler in love, a jilt, a flirt, ဟု
 လာအမာခဲတံသးမိတ်တံ၊ မိန်ခုန်ပင်မာအ သးခိအ
 ခဲတံခိန်ခါသီးတံဆုန်ခိန်သီးအကဲလီနုာ်ခိခါအဂီ။
- ‘Co-quët’ry, *n.* flirtation, တံအလုာ်အလုာ်လာအခုာ်
 တံမာခဲတံသးမိတ်တံ။ See COQUETTE.
- ‘Cör’al, *n.* လာဂီ။
- ‘Cör’ban, *n.* an offering, တံဟုန်ဘုန်ဟုန်တံ။
- ‘Cörd, *n.* a small rope, ဟုာ်မိ; a measure, as of
 wood, တံပုန်အနီထိန်ထိန်အထိန်ခိန် ဝ ဝုန်, အခိန်တုန်
 ခိန် င ဝုန်, အကမိထိန်ခိန် င ဝုန်။ —, *v. t.* to
 bind with a cord, မာဆင်မိးဟုာ်, တံဆင် မိးဟုာ်,
 မာဆင်မိးဟုာ်။
- ‘Cörd’age, *n.* ဟုာ်အခိန်အဆဲးအပြီအသွါတကရါ။
- ‘Cör’di-al, or ‘Cörd’ial, *n.* anything which com-
 forts or gladdens, တံမာခုန်ထိန်ကုပသးတဲး,
 တံမာဖွံထိန်ပသး။ —, *a.* hearty, affection-
 ate, sincere, heartfelt, ခိန်မိးတံအိန်တံကွဲ,
 လာအမာဖျါထိန်ပသးအတံအိန်။
- ‘Cor-di-äl’i-ty, *n.* heartiness, sincerity, တံသုန်
 ကံသးထဲ, သုန် မိ ဖျါနံ သး မိ ဖျါနံ; affectionate
 feeling, တံသုန်အိန်သးအိန်, တံအိန်တံကွဲတံ။
- ‘Cöre, *n.* the central part; as, — of fruit, the
 heart, အထိပု၊ အသးကံပု၊ အထဲကံပု၊ တာသုန်
 အသးခွဲ; as, — of a boil, ဝုအနုာ်။
- ‘Cö’ri-än’der, *n.* ခုန်ခုန်ခွဲ, တံနုာ်ဆီ။
- ‘Cörk, *n.* the bark of the cork-tree, ဖွဲဖွဲအဝဲး; a
 cork, a stopper, ခိန်ထိန်ဝဲးဆင်, ခိန် ဆွဲဆင်။
 —, *v. t.* ထိန်ဝဲးဆင်, ဆွဲတံဆင်။
- ‘Cörk’screw, *n.* ခိန်ထိန်ဝဲးအဖျိန်ဝဲးအဖျိန်*, ခိန်ထိန်ဝဲးအ
 ခိန်ဝဲး။
- ‘Cör’mo-rant, *n.* a sea-raven, ထိန်မိဂီ။
- ‘Cörn, *n.* maize, ဘုခု; any edible grain, ဘုအက
 လုန်ကလုန်။ —, *v. t.* ခိန် မိတံညုန်မိးအံသုန်။

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; n as in linger.

Ćör'ne-ä, *n.* ခပ်ခပ်အသလီ, မှန်ကြွပ်(membrane) လာတံာ်
 ကဝီဖျိဇီသုဒိဏ်ထာပဝဲသ်တိဏ်ခဲခဲညါ.
 Ćör'ne-oüs, *a.* horny, horn-like, လီဂဲင်တံာ်နာ, မာအသးဒ်တံာ်နာအသး.
 Ćör'ner, *n.* an angle, နာၣ်, တံာ်အနာၣ်, သနာၣ်; a secret place, တံာ်တဒါအလီ, တံာ်သနာၣ်ပူ. See မာတံာ်. ၂၆: ၂၆.—, *v. t.* to drive into a corner or into a difficult position, ဝီခွဲထာတံာ်သနာၣ်, မီးဆင်ထာတံာ်သနာၣ်ပူ, ဟျီဆင်.
 Ćör'nered, *a.* having corners, ဒိဏ်ဒီးအသနာၣ်.
 Ćör'ner-stone, *n.* ထာၣ်အခိဏ်ထံးအသနာၣ်တဖျာၣ်.
 Ćör'ner-wise, *adv.* diagonally, ဝဲၣ်ခွဲ, ဝဲၣ်ခွဲ.
 Ćör'net, *n.* a wind instrument, ကွဲ, ဝဲတကလုၣ်; a subordinate cavalry officer, ဘိဏ်ဒိထာအစိဏ်အထၣ်ထာကသ့ၣ်ဒုးသုးအကျါတဂါ.
 Ćör'niçe, *n.* the top of a column, a molding, တံာ်ထူၣ်အခိဏ်ကျါ, တံာ်ထူၣ်အခိဏ်ဂု.
 Ćo-röl'la, *n.* Bot. ဒိအထၣ်အိဏ်ခဲတရံးအခွဲအထၣ်တဘ့ၣ်တဘ့ၣ်နုၣ်ပကီးထာ petal.
 Ćör'ol-la-ry, *n.* an inference, a deduction, a consequence, တံာ်ကတိၣ်အထိး နါထာ အဒုး ဖျါထီၣ်ကွဲတံာ်ကတိၣ်ထာအခိဏ်ထံးတဖၣ်ထာ ဝဲၣ်အကျါ, အဝဲၣ်ထာအထာထီၣ်ဝဲ.
 Ćör'o-nal *n.* a crown, ခိဏ်သလုး; a garland or wreath, ဖိကျါခိဏ်, ဖိကျါခိဏ်; the frontal bone, ခိဏ်တိသၣ်ဆံ.—, *a.* ဘၣ်ဆးဒီးဖိၣ်ပၣ်အခိဏ်သလုး, ဘၣ်ဆးဒီးခိဏ်ထီၣ်သၣ်ဆံ.
 Ćör'o-nä'tion, *n.* the act of crowning, တံာ်ပၣ်ထီၣ်ခိဏ်သလုးထာပူထာအကဲထီၣ်ဘၣ်ဒိပၣ်တဂါ.
 Ćör'o-ner, *n.* ပခိဏ်ထာအထၣ်သံကွဲၣ်သံဒီးပူဂါထာပူဂါထံဆူၣ်သံမီးဒ်အံၣ်နုၣ်အဝဲၣ်အကျါတဂါ.
 Ćör'o-net, *n.* a kind of head-dress, ခိဏ်ကျါ; a nobleman's crown, ခိဏ်သလုးထာပခိဏ်မူမးဒီးခိဏ်သ့ၣ်တဖၣ်ကံာ်ဘၣ်ဝဲ, ခိဏ်ကံာ်, ခိဏ်ကံာ်ဝဲထံ.
 Ćör'po-ral, *n.* a subordinate infantry officer, ဘိဏ်ဆံးကတံာ်ထာပူဒုးသုးအကျါ.
 Ćör'po-ral, *a.* See CORPOREAL.
 Ćör'po-rate, *a.* ဘၣ်ဆးဒီး corporation.
 Ćör'po-rä'tion, *n.* ပူဂါဒ်ခိဏ်နုၣ်အခွဲထာပခိဏ်ဒ်ဒီးအကဒုးကဲထီၣ်တံာ်ခိဏ်ညီၣ်ထာအဝီၣ်ခိဏ်ဝဲဒ်ခိဏ်ပူဂါထာဂါထီအသးတကရါ.
 Ćor-pō're-al, *a.* bodily, material, ဘၣ်ဆးဒီးနိၣ်ဒိ, ဒိဏ်ဒီးနိၣ်ဒိ.

Ćörps (kör, *pl.* körz), *n. sing. and pl.* a body of troops, ပူဒုးသုးတကရါ, သုးခါ သံၣ်ဘိ တစု; a body of men, ပူမာဆုၣ်တံာ်ထံာ်နုၣ်တကရါ.
 Ćörpse, *n.* a dead body, a corpse, ပူအသံမိဏ်.
 Ćör'pu-lençe, Ćör'pu-len-cy, *n.* excessive fatness, fleshiness, obesity, တံာ်ဘိဏ်, တံာ်ဘိဏ်ထံးကြီး, တံာ်ဘိဏ်ဖျာၣ်ကထံၣ်, တံာ်ဘိဏ်ထုၣ်ထုၣ်.
 Ćör'pu-lent, *a.* fat, fleshy, stout, obese, ဘိဏ်, ဘိဏ်သိ, ဘိဏ်ဖျာၣ်ကထံၣ်, ဘိဏ်ထုၣ်ထုၣ်.
 Ćör'pus-cle, *n.* a particle, an atom, တံာ်ကမံၣ်ဒိ, တံာ်ကမိဒိ. Anat. an animal cell, ထာၣ်ဒိ; as, a blood corpuscle, သ့ၣ်အထာၣ်ဒိ.
 Ćor-püs'cu-lar, *a.* ဘၣ်ဆးဒီး corpuscle; as, a corpuscular body, တံာ်ထာအကဲထီၣ်ဝဲထာတံာ်ကမံၣ်ဒိဝဲထုးလိၣ်အသးဒီးကဲတံာ်တမံၣ်ဆီ.
 Ćor-rēct', *a.* accurate, right, exact, proper, လီတံာ်လီဆဲး, ထၣ်, လီ, မ့ၣ်.—, *v. t.* to rectify, amend, emend, ဘိကွဲတံာ်ဒ်အကလီ, ဒ်အကထၣ်, ဒ်အကမ့ၣ်ဝဲထီၣ်တံာ်လီဆဲး, တိ, ဝီၣ်*ကုၣ်; to chastise, punish, ဘိဏ်ဆိဏ်.
 Ćor-rēct'ion, *n.* See CORRECT, *v. t.*
 Ćor-rēct'ive, *a.* ထာအဘိကွဲတံာ်သ့, ညီနုၣ်မာပူကွဲတံာ်.
 Ćor-rēct'ness, *n.* See CORRECT, *a.*
 Ćör're-late, Ćör-rēl'a-tive, *a.* having a reciprocal relation, as father and son &c. ဘၣ်ဆးလိၣ်အသးဒ်ပၣ်ဒီးဒိ ခွါ.—, *n.* တံာ်ထၣ်ဆးလိၣ်အသး;—in marriage, တံာ်ဒိမိဝါ.
 Ćör're-spōnd, *v. i.* to correspond to, to be adapted to, fit, suit, ဘၣ်ဆုၣ်လိၣ်အသး, လီပလိၣ်ဆုၣ်, ဘၣ်လိၣ်; to correspond with, to communicate by letters, ကွဲးထုၣ်ထုၣ်လိၣ်အသးထာထီၣ်.
 Ćör're-spōnd'ençe, *n.* mutual adaptation, congruity, တံာ်ထၣ်ဆုၣ်လိၣ်အသး, တံာ်လီပလိၣ်ဆုၣ်; letters which pass between correspondents, ထီၣ်ထာပူကွဲးထုၣ်ထုၣ်လိၣ်အသး. See CORRESPOND.
 Ćör're-spōnd'ent, *n.* ပူထာအကွဲးထုၣ်ထုၣ်လိၣ်အသးထာထီၣ်ပရါ, See CORRESPOND, *v. i.*
 Ćör'ri-dör', *n.* ပျဲၣ်ဒိဖိးထီထာအဘၣ်ဆးဒီးဟံၣ်မ့ၣ်ဝဲ, တားမ့ၣ်ဝဲဒီးအူပူဆုးတဖၣ်တဖၣ်.
 Ćör'ri-gēn'da, *n. pl.* တံာ်ကတိၣ်ထာထီၣ်ပူထာအကြီးထၣ်တံာ်ဘိကွဲထီၣ်.
 Ćör'ri-gi-ble, *a.* that may be amended, ထာပူထီ

ä, é, î, ö, ü, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre. fär, läst, fall, what; thère, veil, tērm; pique; dōne, fōr,

hide, မိခူသွင်တော်; to express in language, state, ကတိထာအစဉ်။ —, *v. t.* to place or lay down to rest, ဝပ်ခံ; to conceal, hide, ဝပ် ခူ သွင်, ဝပ် တ ဓာ။ —, *n.* a bed, a long seat, လိပ်ခံ, လိပ်ဆွင်နီးဖေးထီ။

Couch'ant, *a.* lying down, အိပ်ကပ်လိပ်။

Cough, *v. i.* ကူး။ —, *n.* တာ်ကူး။

Coun'cil, *n.* an assembly convened for consultation, ပွဲတော်ကိပ်လိပ်စသေးတကရု။

Coun'cil-or, *n.* ပဒိပ်မူမေးထာအကူင်ထီပ်ဖေးလီ၊ ဟွင်တော် မီးပွဲထာအစံင်ညီပ်ပတင်တော်ထာထံဖိကိပ်ဖိစဖိခိပ်။

Coun'sel, *v. t.* to advise, instruct, ဟွင်တော်ကူင် တော်ကူင်, ကတိထာဂါဝဲအခိပ်, န်ပစံးတော်အသိးကတိထာ ဝပ်စာပဲ။ —, *n.* advice, တာ်ကူင်; consultation, တာ်ကူင်ထီပ်ဖေးလီ; prudence, consideration, တာ်ကူင်တော်ဆေး; a lawyer, ပွဲကထီ၊ ကွီ်ဖိ, ရှုးနုင်*။

Coun'sel-or, *n.* one who counsels, an adviser, ပွဲထာအဟွင်တော်ကူင်တော်ဆေးတဂု၊ ပဒိပ် မူမေး ထာ အ ကူင်ထီပ်ဖေးလီ၊ ဟွင်တော်မီးပွဲထာအစံင်ညီပ်ပတင်တော် ထာထံဖိကိပ်ဖိစဖိခိပ်။

Count, *n.* a nobleman, ပဒိပ်ဖေးဒိပ်တကထွင်, စကိးဖေး ဒိပ်ထပ်ဆေးဒီးကိပ်ဖိပွဲယုရပ; the act of numbering, reckoning, တာ်ဂံတော်ဒွေးတော်; a number, အတာ်ဂံတော်ဒွေး။ —, *v. t.* to number, enumerate, compute, ဝံတော်ဒွေးတော်; to regard, esteem, ဆိမိပ်တော်, ဝပ်ကဲတော်။

Coun'te-nance, *n.* the face, the features, ခဲပ်; encouragement, support, aid, တာ်သေးဒိပ် တော်, တာ်ကွပ်ခဲပ်တော်, တာ်မေးဆာတော်။ —, *v. t.* to favor, approve, encourage, aid, ကွပ်ခဲပ်, သေးဒိပ်, ဟွင်အဝံင်အတိ, သဆင်ထီပ်အခံ, တိစာမေး စာတော်။

Coun'ter, *n.* a shop-table, ဆါတော်အစီ နီး ခိပ်။ —, *a.* contrary, opposite, တခိတဂု, ထီခါ လိပ်, အိပ်ထီခါလိပ်စသေး။ —, *adv.* (with run or go), ထဲတခိတဂု, ထဲလီဆီ။

Coun'ter-act', *v. t.* to act against, hinder, defeat, frustrate, မာထီခါတော်, ဣတံင် တပ်, ဘျီ တော်။

Coun'ter-bäl'ance, *v. t.* to make one weight equal to another, မီးတော်ခံခံခိသိးအစာကထဲ သိးလိပ်စသေး, မာတော်အလီတထာ်ခိသိးအစာကထဲ

သိးလိပ်စသေး; to countervail, ဣထာနုင်, ခိပ်ဆာ နုင်, မာသဂါဆာနုင်, မာအိပ်ကဲတိ။ —, *n.* an equivalent, တာ်ထဲသိးဒီးအဝဲတံပ။

Coun'ter-cür'rent, *n.* ထံယွဲဝဲတခိခိပ်။

Coun'ter-äv'i-dence, *n.* opposing testimony, သဲးသွင်ခံဂုတဂုထာအထဲမေး တေးဂိ သဲး သွင် အ ခိပ် ထံးတဂုတော်အုင်အသေး။

Coun'ter-feit, *v. t.* to forge, ကွေးဒီးပွဲဂုထာအစုလိပ်; to assume a false appearance, feign, ဝပ် မာအသေး။ —, *a.* not genuine, false, ထာ အတမ့င်တင်တော်ထပ်, တနီ်နီ်တင်, ကဘျဲးကဘျဲးဝဲ။ —, *n.* an impostor, a cheat, ပွဲထာအစံး

ထီအသေးထာအမ့င်တော်အံတော်နုထာတဂု, ထပ်ဆင် တ မ့င်တင်တော်နီတံပထပ်, မ့င် ပွဲ ကဘျဲးကဘျဲး; the thing forged, တာ်အကုင်အဂိထာအိအထဲင်လီဂပ် စကတိဝဲ, ထပ်ဆင်တတိထပ်, မ့င်တော်ကဘျဲးကဘျဲး။

Coun'ter-mänd, *v. t.* to revoke a command, ထူးကွင်တော်မာလိပ်ထာအဝံင်ခိပ်ဒီးမာ လိပ် ကုတော် မာ လိပ်ထာအထီတံပ; to contradict the orders of another, မာလိပ်တော်ထီခါလိပ်စသေးဒီးပွဲဂုထာ အ တာ်မာလိပ်။ —, *n.* See COUNTERMAND, *v. t.*

Coun'ter-märch', *v. i.* to march back, သူးရုင်သိပ် ဘိထဲတော်ဝဲထဲကုကဲခါကုထူးအလိပ်ခံ။ —, *n.* See COUNTERMARCH, *v. i.*

Coun'ter-mine, *v. t.* တာ်အစုင်အခါခူင်တော်ပွဲခိသိးအက ခွင်ထီပ်ဘျီအုင်ဒီးအစုင်ကတေးဂိကွင် ဝဲ ဒီး အ ဝဲ တ ခိ ခူင်သဂါဆာအစုင်အခါခိသိးအ တာ် ကူင် တာ် ကွိပ် က တေးဂိဝဲ။ —, *n.* See COUNTERMINE, *v. t.*

Coun'ter-mö'tion, Coun'ter-mö've'ment, *n.* တာ် ဝဲယျီထီခါလိပ်စသေး။

Coun'ter-pärt, *n.* a copy, a duplicate, တာ်ထဲ ဘဲ, တာ်အဆီ, တာ်အထာကိး, တာ်အစုင်။

Coun'ter-plöt, *v. i.* to oppose plot with plot, ကူင်ခူသွင်တော်ခိသိးပွဲဂုထာအတာ်ကူင် ခူ သွင် ကထေး ဂိ ဝဲ; *Fig.* ကူင်ထီပ်ဖေးလီ၊ ခူသွင်ခိသိးပွဲဂုထာအတာ်ကူင် သုတကဲထီပ်တဂု။ —, *n.* See COUNTERPLOT, *v. i.*

Coun'ter-poise', *v. t.* to counterbalance, မီးတော် ခံခံခိသိးအစာကထဲသိးလိပ် စ သေး။ —, *n.* a weight sufficient to balance another, a counterbalance, တာ်စာတခိထဲသိးသိးဒီးအဝဲတ ခိ, တာ်စာထဲသိးလိပ်စသေး။

ä, è, ì, ö, ü, y, long; ä, é, ï, ð, ù, ý, short; cäre, fär, läst, fäll, what; thère, veil, tέρm; pique; done, för,

Coun'ter-poi'son, n. an antidote, တၢ်စုၣ်တမံၤထၢ
 အမၤနၢၤတၢ်စုၣ်တမံၤဒၣ်, တသံၣ်ထၢအနၢၤတၢ်စုၣ်.
Coun'ter-préss'ure, n. တၢ်ဆိၣ်သၢတၢ်တၢ်.
Coun'ter-pró'ject, n. ထၢကူၣ်တၢ်ကိၣ်တမံၤထီၣ်တၢ်
 ကူၣ်တၢ်ကိၣ်တမံၤဒၣ်.
Coun'ter-sign, v. t. ဆဲးထီၤစုၣ်အမံၤ, ဓရူ, မ့တမံၤထၣ်
 ပုၤထၢတၢ်ထီၤထၣ်အီၤတကၢၤဆဲးထီၤစုၣ်အမံၤဒၣ်ထီၣ်
 ကမၤဖျါထီၣ်တၢ်ကွဲးအသးန့ၣ်ကမံၤတၢ် အမံၤအထီၣ်.
 —, *n.* a countersignature. See COUN-
 TERSIGN, *v. t.*
Coun'ter-sink, v. t. ဝံၣ်န့ၣ်ဝဲးအူၣ်အခံၤအထီၣ်.
Coun'ter-váil, v. t. See COUNTERBALANCE, *v. t.*
Coun'ter-weight, n. See COUNTERPOISE.
Coun'ter-work, v. t. See COUNTERACT.
Count'ing-house, Count'ing-room, n. ဒၢၤထၢပုၤ
 ပနံၣ်တၢ်ကၢၤဒိၣ်ကွၢ်, ဒွၢ်ကွၢ်စုၣ်အစီၣ်ထၢအပူၤ.
Count'less, a. innumerable, အါတုၤပဝံၣ်ပဒွၢ်တသ့.
Coun'try, n. a region, ကိၣ်; the rural parts, as
 opposed to city or town, မိ, ဝံၣ်ဒီးဖျါဒီး; the
 inhabitants of a country, the people, ပုၤထံၣ်
 ကိၣ်ဒိ တက ဂၢၤ. —, *a.* belonging to the
 country, rustic, rural, ထၣ်ဆးဒီးမိ; rude, ig-
 norant, အသးတဆးခါထီၣ်, အိၣ်ဒိအိၣ်ဒိ.
Coun'try-bórn, n. a native of the country, ပုၤ
 ထံၣ်ကိၣ်ဒိ; a person born of parents of
 different races, ကးပြါ, ပုၤကးပြါမိ.
Coun'try-man, n. a native of any country, ပုၤ
 ထံၣ်ကိၣ်ဒိ; a rustic, a boor, ပုၤပုၤထံၣ်ကျိမိ.
Coun'ty, n. a shire, ကိၣ်ဒိထၢကိၣ်ဒိဒိၣ်န့ၣ် ဝဲး ထီၤ
 သးအပူၤတသ့.
Coup'de-grâce' (koo'de-gräs), n. *Fr.* တၢ်မၤအါ
 မၤထီၣ်ပုၤနးနးဝဲးမၤသံကွံၣ်ဝဲးတသ့ထီၣ်; *Fig.* a
 finishing stroke, တၢ်မၤဝဲးတၢ်တသ့ထီၣ်.
Coup'de-main (koo'de-mäng'), n. *Fr.* တၢ်န့ၣ်တၢ်
 သကြူၤကထံၣ်, တၢ်န့ၣ်ဒွၢ်ဒွၢ်တၢ်.
Coupl'e (küpl'), n. two, ခံ, ခံမံၤ, တၢ်သမံၤထီၣ်အသးခံ
 မံၤ; a pair, a brace, တဆိ, တရှူ*; man and wife,
 ဒိမိဝဲး. —, *v. t.* to connect, join or fasten
 to one another, မၤထၣ်ထွဲထီၣ်စုၣ်တၢ်ခံမံၤ, မၤသ
 ဝဲးထီၣ်စုၣ်တၢ်ခံမံၤ; to unite in marriage,
 marry, တုၤစုၣ်ဖျါစုၣ်ပုၤဒ်အကဲဒိမိဝဲး.
Coupl'et, n. a pair or couple, တၢ်ကထီၤဒိမိဝဲး; in
 poetry, ထီၣ်ထၣ်စုၣ်ထီၣ်အသးခံကျိၤ.

Cour'age, n. valor, bravery, intrepidity, တၢ်
 အသးဒု, တၢ်အသးဒုသမံၤ, တၢ်အသးဒုတထွဲ.
Cou-ra'geous (kü-rá'jus), a. brave, intrepid,
 fearless, ဒု, ဒုတထွဲ, တညီၣ်န့ၣ်ပုၤတၢ်ထၣ်.
Cou'ri-er, n. a messenger sent in haste, ပုၤထၢ
 အစိၣ်တၢ်ပရၢၤထၢအထၣ်ထဲတၢ်ရှူၣ်တကၢၤ.
Course, n. a going, advance, တၢ်ထဲတၢ်; a pass-
 ing on, proceeding, တၢ်ထဲတၢ်တပူၤထၣ်တ
 ပူၤတပူၤထၣ်တပူၤ; a running, a race, တၢ်စုၣ်
 ပြါ; a race-course, တၢ်စုၣ်ပြါအကျဲ; a race-
 ground, တၢ်စုၣ်ပြါအထီၣ်; the line of motion,
 direction, way, တၢ်ထဲတၢ်အကျဲ; a series,
 an order, တၢ်မၤအသးတမံၤထၣ်တမံၤတမံၤထၣ်တ
 မံၤ, တၢ်တဝဲၣ်ဒီးတဝဲၣ်တဝဲၣ်ဒီးတဝဲၣ်; conduct, be-
 havior, အတၢ်ဖိးတၢ်မၤ, အတၢ်ကွဲးစး, အတၢ်ဝဲးပ
 ဝဲး, အထွဲအထွဲ. —, *v. t.* to run after,
 hunt, chase, ထူၤမိၣ်, စုၣ်မိၣ်တၢ်အခံ. —, *v. i.*
 to move or flow, as the blood, ထဲတၢ်ဖိးပသ့ၣ်
 ထဲတၢ်အသး; as a stream, ထွဲထီၣ်ဝဲးအကျဲပၢ်
 ဝဲးအသး.
Cours'er, n. a racer, ကသ့ၣ်ထၢအစုၣ်ရှူ.
Cours'es, n. pl. the lower sails of a ship, က
 ဘိအထီၣ်ထၣ်ထၢအဖိထံၣ်အကတၢ်တဆိ; the
 menses, the catamenia. See MENSES.
Court, n. an inclosure surrounded by build-
 ings, a yard, an area, ကၢၤ, ကၢၤထၣ်ဆးဒီးထီၣ်;
 a palace, န့ၣ်, မိၤဝဲးအထံၣ်; the occupants of
 a palace, ပုၤန့ၣ်မိ; a place for the adminis-
 tration of justice, ဂူ; a judge, or judges,
 ပုၤစံၣ်ညီၣ်ကိၣ်; civility, flattering attention,
 တၢ်ကထုကထဲ, တၢ်ထီၣ်ဝဲး. —, *v. t.* to per-
 suade by flattering attentions, မၤကထုက
 ထဲတၢ်ဖိးပပုၤကမၤထၢကမၤကမၤကမၤ; to woo,
 seek in marriage. See Woo.
Court'dây, n. စံၣ်ညီၣ်ကိၣ်အန့ၣ်.
Court'-house, n. ဂူ.
Court'-mār'tial (-shal), n. a military or naval
 court, တၢ်စံၣ်ညီၣ်ကိၣ်ထၣ်ဆးဒီးသးမိ.
Coult'e-ous (kült'e-us), a. well-bred, polite,
 civil, ထၢအမၤမံၤထီၣ်, ထၢအမၤထီၣ်ဝဲး, ထၢ
 အထွဲအကျဲထီၣ်; complaisant, obliging,
 ထၢအမၤစုၣ်တၢ်ထၢပုၤအစိၣ်, မၤထီၣ်ဝဲး.

dg, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; g; as j; ḡ as in ḡet; s as z; x as gz; n as in linger.

Court'e-ous-ness, *n.* See COURTEOUS, *a.*
 Court'e-gán, *n.* a strumpet, a harlot, a whore, မဲသဲရံ; a courtier. See COURTIER.
 Court'e-sy, *n.* a favor, an indulgence, တံတုန်, ဘျား; politeness, elegance of manners, civility. See COURTEOUS.
 Courte'sy (kúrt'sy), *n.* a salutation by a slight genuflection, တံခွေးဆဲးတကလှင်ထာ အမှိုတ် တံ ထိပ်ထီပထီခိန်လှိုင်ခိန်ဆာတဲး, —, *v. t.* See COURTESY, *n.*
 Court'ier, *n.* one who frequents a royal court, ဂှထာအသးခါ*ပဒိန်, ဂှထာအကးအသးထာပဒိန်.
 Court'li-ness, *n.* See COURTLY.
 Court'ly, *a.* relating to a royal court, ထပ်ဆး ဒီးနွံ; court-like, elegant and dignified, polite, ထာအမးအဆဲးထာ, အထုတ်ထာရင်.
 Court'ship, *n.* wooing, တံကထိန်နွံ ဂှမိန်မုန်ထာအ ကထဲထီခိန်အမးထီ. See Woo, *v. t.*
 Cou's'in, *n.* ခွါ, တခွါ.
 Cou's'in-gér'man, *n.* တခွါတံတံ, တခွါတမိ.
 Cöve, *n.* a nook, အထီထာအခိန်သဒကထီ.
 Cöv'e-nant, *v. t.* to contract, agree, အခိန်ထီထီ ထီထီအသး, အခိန်ခိန်ထီအသး. —, *n.* a mutual agreement, a contract, a compact, တံအခိန်ထီထီထီအသး, တံအခိန်ခိန်ထီအသး; the writing containing such an agreement, ထီအခိန်ခိန်ထီအသး.
 Cöv'er, *v. t.* to lay, place or spread over, ကး ထာ, ကျာ်ထာ, မိန်ထာ, မးထာ; to plaster, ကျး ထာ, ဝဲထာ, ဂှထာ; to clothe, လှး, လှးထာ; to hide, conceal, cloak, ပင်ထာ, ပင်ထံးပင်ထာ, ပင် ဂှထုန်; to overspread, လှင်ထာ; to screen, shelter, protect, ကးတံးကးထာ, ကာ်ဘံး ကာ် ထာ, တမိဆင်, တမးဆင်: to brood over, လှ, က ထုထီ; to be equivalent to, counterbalance, ထဲသိး, နိသိး; — with a roof, ဒူးထီခိန်အ ခိန်. —, *n.* that which is an envelope, placed or spread over, a lid, a covering, တံကးထာတံ, တံကျးထာတံ, တံကျာ်ခိန်, တံဒူးခိန်; a screen, a shelter, တံတမး, တံ တမိတမိ; a pot-lid, ခိန်ခွေး.
 Cöv'er-ing, *n.* that which overspreads, တံ ကျာ်ထာ, တံကးထာ, တံလှင်ထာ; clothes, တံ

လှးထာ; a roof, အခိန်, တံဒူးခိန်.
 Cöv'er-let, *n.* a bedspread, တံဒါထာထီခိန်အခိန်.
 Cöv'ert, *a.* covered, hid, ထာအခိန် တမး, အိန်ဘံး ခိန်ထာ; disguised, secret, အိန်ဂှထုန်, အိန်တ မး. —, *n.* a covered place, တံသမးထ ထီ, တံတံခိန်ထီထီထီထီ; a hiding place, a shelter, a refuge, တံအိန်ဂှထုန်ထီထီ; a tabernacle, ခဲ. See ISAIAH. 4: 6.
 Cöv'ert-ly, *adv.* secretly, insidiously, ဂှထုန်.
 Cöv'ert-üre, *n.* တံသမးထထီ. See COVERT, *n.*
 Cöv'et, *v. t.* to desire unlawfully, lust after, အိန်ဒီး, သးထီဝဲး, သးကွံ; to desire earnestly, long for, ခိန်နွံ, ဆာနွံ.
 Cöv'et-ous (kuv'et-us), *a.* very desirous, eager to obtain, (in a good sense), ခိန်နွံ, ဆာ နွံတံဒူးမး; avaricious. See AVARICIOUS.
 Cöv'et-ous-ness, *n.* greediness. See AVARICE.
 Cöv'ey, *n.* a hatch of young birds with the mother, ထီခိန်ဒီးအမိဂှတကဂှ; a flock of birds, ထီခိန်တကဂှ, ထီခိန်တကဂှ.
 Cow, *n.* ကျိန်မိ, ဒီးခဲးမိ.
 Cow'hërd, *n.* ဂှထုန်ကျိန်.
 Cow'-house, *n.* ကျိန်အဂှ, ကျိန်ထပ်ကွ.
 Cow'pöx, *n.* kine-pox, ခွါကျိန်, ကျိန်အထာ.
 Cow'ard, *n.* a poltroon, a craven, ဂှထာအညိန် ဂှတံ, ဂှထာအတမု တပ်, ဂှ မးတံ အကိ တ သုန်. —, *v. t.* to make cowardly, မး ဂှတံ, ဒီးပွဲတံ.
 Cow'ard-ice, *n.* timidity, pusillanimity, တံ ညိ နွံသုန်ပွဲသးဖုတံ.
 Cow'ard-ly, *a.* wanting courage, timid, fearful, timorous, pusillanimous, သးဂှတထုန်တ ခိန်, သုန်ပွဲသးဖုညိ, ထာအတုန်ဆာခိန်ဆာ တံ တ သုန်.
 Cow'er, *v. t.* to bend down through fear, crouch, squat, အိန်တကူးတကူး, အိန် ကိန် ထီ, အိန်ဆိန်ထီထီထီထီထီထီထီထီထီ.
 Cow'hide, *n.* ကျိန်အခဲး, ကျိန်အတံး.
 Cowl, *n.* a monk's hood, ပရံင်ကံခိန်အမိသိအတံ ကျာ်ထာခိန်.
 Cöv'-work'er, *n.* a coöperator, ဂှ ခဲးဆုန် မး ဆုန် တံ.
 Cow'ry, *n.* a small shell used as coin, လှင်.

ä, ê, î, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, læst, fäll, what; thäre, veïl, tärn; pique; döne, fôr,

Crōak, *v. i.*—as a frog, ခွန်ပွား, ခွန်ကိး.—as a ra-
von, မီးဝန်ပေးပွားသိပ်အိတ်အိတ်ဝန်; to grum-
ble, ကရူးကခွန်တော်. —, *n.* မီးဝန်ပေးပွားသိပ်,
ခွန်ပွားအသိပ်.
Crōak'er, *n.* a foreboder of ill, a grumbler, ပွား
ကရူးကခွန်တော်.
Crūck, *n.* soot, smut, တပွားမူန့်. —, *v. t.* to
smut, smootch, မေထပ်အေးဒီးတပွားမူန့်, မေထပ်
အေးဒီးတော်သူ.
Crūck'er-y, *n.* earthen-ware, pottery, နီခိတ်
ခိန်, ခွားဟိန်ခိန်, မီးတော်ခိန်, ခွန်သီးတော်ခိန်လားထပ်တော်မေး
ဘျားမေးထပ်အိတ်.
Crōc'o-dile, *n.* an alligator, ကြွထံ, သမန်.
Crōne, *n.* (in contempt), ပွားပွားပွားလားထပ်ဝါနီပွန်.
Crū'ny, *n.* an intimate companion, an associ-
ate, ပွားလားပရူဒီးဒီးအိတ်အိတ်, ပွားလားပလတ်အိတ်အိတ်
ပွားဝိတ်အိတ်. *Colloq.*
Crook, *v. t.* to make crooked, bend, curve, မေး
ကွန်, ဘီးကွန်. —, *v. i.* to curve, ကွန်ကွား,
ကွန်ကွား, ကွန်ကွား, ကွန်ခွား. —, *n.* a curve, a
bend, တော်အကွန်, တော်အကွန်အကွား; a shepherd's
staff, ပွားကွန်သိပ်ခိန်ထိတ်ကွန်ခိန်.
Crook'-backed, *a.* stooping, သကူးလားအပျိုသကူး.
Crook'ed, *a.* bent, ကွန်ကိတ်, တဘျားထပ်; curving,
ကွန်ကွား; perverse, ထဲကမန်ကွား, နီကွန်.
Crook'ed-ness, *n.* တော်ကွန်ကိတ်, တော်တဘျားထပ်, တော်ထဲ
ကမန်ကွား, နီကွန်. See CROOKED.
Crōp, *v. t.* to reap, ကူးကွန်; to cut of the ends
of, ကူးထဲကွန်. —, *n.* the harvest, တော်သွန်
တော်ဖူးထားပရူဒီးအိတ်ထဲကွန်တဘျားတဘျား
ခိတ်; a bird's craw, ထိန်ကန့်အိတ်ကန့်.
Crō'sier, *n.* a bishop's staff, ခိန်ထိတ်အိတ်အိတ်
ခိတ်အိတ်; the Southern Cross, ဆန်တကရူ.
Crōss, *a.* lying across, transverse, oblique,
athwart, အိန်ခိန်ထိတ်; adverse, အိန်ထိတ်, အိန်
ကြိတ်; perverse, မေးလိတ်အိတ်; peevish, fret-
ful, သေးဖုန်, သေးဖုန်, သေးဖိတ်, သေးဖုန်ခိတ်. —, *v. i.*
to lie across, အိန်ခိန်ထိတ်. —, *v. t.* to mark
across, တိတ်ထဲတော်; to lay across, ဝိတ်ခိန်ထိတ်;
to erase, ကူးလားပရူဒီး; to thwart, obstruct,
ထိတ်ခိတ်, ကြိတ်ထဲတော်; to breed, to inter-
breed, ဟိတ်ထိတ်ထိတ်ထိတ်. —Cross over,
to traverse, ခိတ်တော်; —a bridge, ကျိတ်

တိတ်;—in a boat, ကျိတ်ခွား.—Cross-examine,
Cross-question, ထိတ်ခိတ်ထိတ်ခိတ်, ထိတ်ခိတ်ထိတ်
ကွား. —, *n.* one straight line or body
placed at right angles to another, တိတ်
ခိတ်ခိန်ထိတ်ထိတ်ထိတ်; a kind of gibbet, ထိတ်
ညို; that which thwarts, an obstruction,
တိတ်ထိတ်ခိန်ထိတ်, တိတ်ထိတ်ထိတ်ခိတ် ခိတ်ထိတ်.
Crōss'-bōw, *n.* ခွန်.
Crōss'-eyed, *a.* မိတ်တကွား, တကွားမိတ်.
Crōss'-grained, *a.*—as wood, ထိတ်ခိတ်, ထိတ်ခိတ်;
hard to deal with, contrary, vexatious,
ထိတ်ထိတ်ခိတ်, ထိတ်ထိတ်.
Crōss'-lēgged, *a.* as, to sit cross-legged, ဆန်ခိတ်
တိတ်ထိတ်.
Crōss'ness, *n.* perverseness, တိတ်ထိတ်ထိတ်ထိတ်; pee-
vishness, တိတ်ထိတ်ထိတ်, တိတ်ထိတ်ထိတ်, သေးထိတ်.
Crōss'-wāy, *n.* ကျိတ်ခိတ်တော်, ကျိတ်ခိတ်ထိတ်တော်.
Crōss'wīse, *adv.* across, ခိန်ထိတ်.
Crōtch, *n.* the space between a prong, a fork,
ထိတ်ခိတ်.
Crōtched, *a.* အိန်ခိတ်ထိတ်, အိန်ခိတ်ထိတ်ထိတ်.
Crōtch'et, *n.* a forked prop, ထိတ်ထိတ်; one of
the notes in music, တိတ်ထိတ်ခိတ်ထိတ်ထိတ်
ထိတ်, []; a bracket, ထိတ်, []; an odd con-
ceit, တိတ်ထိတ်ထိတ်ထိတ်.
Crouch, *v. i.* to lie close to the ground, ထိတ်
ထိတ်, တကူးထိတ်; to cringe, fawn, တိတ်ထိတ်. See
CRINGE.
Croup, *n.* the crop or craw of a fowl, ဆိတ်ထိတ်;
the buttocks of a horse, ထိတ်ထိတ်ထိတ်. —,
n. a disease, တိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်.
Crōw, *v. i.*—as a cock, အိန်ထိတ်; to vaunt,
brag, boast, တိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်.
—, *n.* a kind of bird, မီးဝန်ပေး.
Crōw'bār, *n.* an iron bar used as a lever, တ
ပွန်ထိတ်.
Crowd, *v. t.* to press or urge together, ထိတ်ထိတ်;
to stuff, cram, တိတ်ထိတ်, ထိတ်ထိတ်; to squeeze in a
press of people, ထိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်
ထိတ်ထိတ်, ထိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်
ထိတ်ထိတ်; to press by solicitation,
urge, ထိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်; —sail, ထ
ထိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်ထိတ်. —, *v. i.* to
throng, ထိတ်ထိတ်ထိတ်ထိတ်ထိတ်.—Crowd around,

ā, ē, i, ō, ū, y, long; ä, ě, ĭ, ö, ü, ŷ, short; cāre, fār, lāst, fāl, w hæt; thère, vèil, tèrm; pique; dōne, fōr,

Cryp'tic, **Cryp'tic-al**, *a.* hidden, secret, occult, ဆိုက်ဆေးမီးတပ်တစာ, တပ်ခူသွန်.
Cryp-tüg'ra-pher, *n.* ဂုဏ်ထူးတရားထင်မိရ်ဇာန်ခေ တပ်ကတိ။ See CRYPTOGRAPHY.
Cryp-tüg'ra-phy, *n.* secret characters or cipher, တပ်ကွဲတရားထင်မိရ်ဇာန်ခေတပ်ကတိ။
Crys'tal, *n.* as found in quartz, agate &c. လာ် ဖီထွန်; a kind of very clear glass, မဲင်ထံက ထာအဆုံအဝှေ့ကလုင်, လာ်ဖီကွီ, တပ်အထံအက လုင်ကလုင်တုအထီသကတဲကဲထီခဲင်လဲလာ်ဖီကွီအ ကွဲအဝါအိန်ခါကလုင်, တပ်နုပ ကီးလဲ crystal; the glass of a watch-case, မဲင်ထံကလဲလဲ အမီးဆင်နုင်ခုံအမဲင်.
Crys'tal-line, *a.* ထာအမဲအသမ် crystal အသမ်.
Crys'tal-lize, *v. t.* ခုကဲထီတပ်အထံထာ crystal.
Crys'tal-li-z'ation, *n.* တပ်ကဲထီထာ crystal တမံ.
Cub, *n.* the young of a bear, တာသုမိ.
Cube, *n. Geom.* တပ်အိန်မီးအကပုဗုဒ္ဓအကမီထီခိ, အမိန်ဆီအထီသမ်သီးထီခိ အသး; *Math.* နိန် ၃ လဲ ထာအဘင်တပ် ၃ အထီခိကွဲအသးထာအကစာ်ခိ ၃ ခဲဘျီခဲမံ, $၄ \times ၄ = ၁၆$, မီး $\times ၄ = ၆၄$. ၆၄ မှ် ထွို အကုထာ.
Cu'beb, *n.* မိဂဲင်မိတကသုင်ပသံင်မိကီးဝဲလဲပံးခွီသင်.
Cu'bic, **Cu'bic-al**, *a.* ဆိုက်ဆေးမီးကုထာ, အကွဲအဝါ မဲအသးမိကုထာအသမ်.
Cu'bit, *n.* အထွို; one cubit, တထွို.
Cuck'oo, *n.* ထီခိမိဂု.
Cu'cum-ber, *n.* ခဲ, ခဲသင်.
Cud, *n.* the food chewed a second time by ruminating animals, တပ်အဆင်ထာအကလိင် ထီခိဝဲ:—of betel, တပ်ကမာအိန်, ထာ်အထာ;— of tobacco, a quid, တပ်ကမာကသံင်.
Cud'dle, *v. i.* to hug, fondle, အိန်ကစုစု, အိန်တကွဲ တစူး, အိန်ကိးဆး.
Cud'dy, *n.* အိန်မုးအခါအိန်ထာကတိပုလဲလဲအမိန်တမိ.
Cud'gel, *n.* a club, a bludgeon, နိန်မိ, နိန်တိာ်.
 —, *v. t.* တိာ်တပ်မီးနိန်မိနိန်တိာ်.
Cue, *n.* the tail or end of a thing, တပ်အမဲ, တပ် အမီးနု; a hint, a clue, တပ်တမိးတစာ, တပ်တုင်တပ် ပနိန်, တမိးတစာမဲ; humor, သးအထွိုအထာ်.
Cuff, *v. t.* to strike with the fist, သီတပ်လဲစုမိန်.
 —, *n.* the fold at the end of a sleeve, ထီကဲထီခိခိထာပရဲထီကုထာထီ.

Cu'i-räss', *n.* သမီးထာအကတဲထာသးနုပုဂံထာထွန်.
Cu'li-na-ry, *a.* ဆိုက်ဆေးမီးမိမုးမိထံအထီ.
Cull, *v. t.* to select, pick out, ရွာထာထာ်.
Cul'ly, *n.* ဂုဏ်ထူးထီခိအသးထာပုလဲလဲထီကစာ်တက.
Culm, *n.* the stalk of corn and grass, တပ်အက မိင်, တပ်ထံထာအမိန်မီးအကမိင်ဝဲခဲအသမ်.
Cu'l'mi-näte, *v. i.* to come to the meridian, အိန် မှ်ထွန်; to reach the highest point, as of rank, honor. &c. အိန်မိန်မိ, အိန်ထီကတိာ်.
Cu'l'mi-nä'tion, *n.* See CULMINATE.
Cu'l'pa-ble, *a.* blameworthy, criminal, ကြားပင် တပ်ကမုထာအထီ, ကြားပင်တပ်မီးဆးထာအထီ.
Cu'l'prit, *n.* a criminal, ဂုဏ်ထူးကြားဘင်တပ်မီးဆး, ဂုဏ်ထူးကြားထွိုတပ်မီးဆး, ဂုဏ်ထူးတပ်မိန်ထီခိ.
Cu'l'ti-vate, *v. t.* to till the ground, မးစံင်မးပု, မးစုးမးသံင်, သွန်တပ်ဖူးတပ်; to study, မးထီတပ် ဆုန်ဆုန်; to improve by labor, or by study, civilize, refine, မးမိန်ထီခိထီခိ တပ်, မးပု ထီခိပသီထီခိ တပ်, မးထီခိမးထီခိတပ်, မးပုထီခိ.
Cu'l'ti-vä'tion, **Cu'l'türe**, *n.* See CULTIVATE.
Cu'l'ti-vä'tor, *n.* an agriculturist, a farmer, ဂု ထာအမးစံင်မးပု, မးစုးမးသံင်.
Cu'l'vert, *n.* တိာ်မိထာအမိန်တပ်ကွဲအမိန်.
Cu'm'ber, *v. t.* to overload, ပင်ထီခိတပ်ဘိန်တပ်စုာ အါနုအသး; to retard, နီးတပ်; to embarrass, trouble, မးထံတပ်, ကြိတံတပ်တပ်, သးကိာ်ထီခိ ထာတပ်မးတပ်တပ်အမိ. See **CUM**. ၁၀: ၅၀.
Cu'm'ber-söme, **Cu'm'broüs**, *a.* not easily borne, burdensome, ဆာဆာနုခွန်; troublesome, vexatious, ထာအမးတပ်တပ်တပ်.
Cu'm'brance, *n.* hindrance. See CUMBER.
Cu'm'in, *n.* မိာ်အာ်, တပ်နုမုကထွန်.
Cu'mu-late, *v. t.* to heap up, ပင်ဖိုင်တပ်, ပင်ပိုင်ထီခိတပ်.
Cu'ne-ate, **Cu'ne-ät'ed**, **Cu-ne'i-form**, **Cu'ni-form**, *a.* wedge-shaped, အကွဲအဝါထီခိဝဲ သး*ထာပထီသွန်မးသွန်.
Cu'n'ning, *a.* skillful, expert, သုမးတပ်, ကုန်ထု ကုန်သု, ကုန်တပ်ထု. See **CUN**. ၃၀: ၂၄; artful, designing, ညီနုင်ထီခိတပ်, ထာအကွဲကဲကွဲက ဝါတပ်ထု. —, *n.* skill. See CUNNING, *a.*
Cup, *n.* a small bowl, ရွာ, နိမိမိ, သထာထီခိ; a tea-cup, ထံမးထီခိ; the liquor contained in a cup, တပ်ထံထီခိထာပရဲပု. —, *v. t.* to

ä, ä, i, ö, ü, y, long; ä, ê, î, ô, û, ÿ, short; cäre, fär, läst, fall, what; thêre, veil, têrm; pique; done, for

ဘဉ်ပှၤထၢတၢ်ဆိဉ်အၢဆိဉ်သီ, တၢ်တတၢးတၢ်န့ၤ.
 —, *v. i.* to utter imprecations, swear, ဆိဉ်ဒိဉ်, ဆိဉ်အၢ. —, *n.* malediction, တၢ်ဆိဉ်အၢဆိဉ်သီ.
 Cŭrs'ed, *a.* execrable, accursed, ကြၢးဘဉ်တၢ်ဆိဉ်အၢဆိဉ်သီ; most abominable, detestable, hateful, အၢဝဲသီဝဲဒိဉ်ဒိဉ်ကဲဝဲတၢ်ဝဲကြၢးသးဘဉ်အၢအိးဒီးညိကွဲဒ်အိး.
 Cŭr'so-ry, *a.* hastily performed, လၢအမၤသကျဉ်တၢ်; superficial, မၤကလျၢတၢ်; slight, careless, လၢတၢ်ပလီၢ်အသးတၢ်အိဉ်ဘဉ်အမိ, မၤတလီၤတၢ်ဘဉ်.
 Cŭrt, *a.* short, crusty, လၢတၢ်ကတိၤဒုၤဒီးလှၢ, ချ့.
 Cŭr-tail', *v. t.* to abridge, shorten, မၤပုဉ်လီၤ; to lessen, diminish, မၤဆဲးလီၤ, မၤဒုၤလီၤ.
 Cŭr'tain, *n.* a cloth suspended for a screen, တၢ်ဘျးတၢ်ဝဲ, ကထကဉ်*; — of a bed, ပုၤဒိး.
 —, *v. t.* မၤတၢ်ဝဲသးဝဲလၢတၢ်ဘျးတၢ်ဝဲ, မၤတၢ်ဝဲလၢကထကဉ်*.
 Cŭrt'ness, *n.* shortness, တၢ်ခေုဉ်.
 Cŭr'va-tŭre, *n.* a bending, တၢ်ကွဲ, တၢ်ကွဲကိဉ်; a bend, a curve, a crook, တၢ်ခေုဉ်, တၢ်ခွဲဒိ.
 Cŭrve, *v. t.* to bend, crook, inflect, မၤကကျိၤ, မၤကွဲကျိၤ. —, *v. i.* to decline from a right line, deflect, ကကျိၤ, ကွဲကကျိၤ, ကွဲကကျိၤခွဲ; to be serpentine, ကွဲကိဉ်, ကွဲကိဉ်ခွဲ; ကွဲတၢ်ဝဲ. —, *n.* a bending without angles, a flexure, တၢ်ကွဲကျိၤ, တၢ်ကွဲကျိၤ, တၢ်ခွဲဒိ.
 Cŭr'vet, *v. t.* to leap, bound, ခံၣ်တခွဲ, ခွဲထီၣ်တၢ်, ခွဲထီၣ်ခဲ. —, *n.* a leap, တၢ်ခံၣ်တခွဲ.
 Cŭr'vi-lin'e-al, Cŭr'vi-lin'e-ar, *a.* ထဉ်ဘးဒီးတၢ်ခေုဉ်ကွဲကျိၤ.
 Cŭsh'ion, *n.* — to sit on, တၢ်တခါဉ်, တၢ်ကလုဉ်ခဲ; — to recline on, တၢ်တခါဉ်, ခူတခါဉ်.
 Cŭsp, *n.* တၢ်စူဒိဉ်; as, of the moon, ထၢထီၣ်သီထၢခေုဉ်ဒီးကွဲတခွဲ.
 Cŭsped', *a.* pointed, ဆိဉ်ဒီးခေုဉ်စူ.
 Cŭs'tard, *n.* တၢ်ဆိဉ်တကလုဉ်မၤဝဲဒီးဆိဉ်စူ, အံၣ်ထဉ်ထၢ, ဒီးတၢ်ခွဲထီၣ်, လီၤဆုဉ်ဝဲ.
 Cŭs'tard-äp'ple, *n.* အိဉ်စဉ်သဉ်.
 Cus-to'di-al, *a.* ထဉ်ဘးဒီးဒီးတၢ်. See CUSTODY.
 Cus-to'di-an, *n.* a keeper, a superintendent, a guardian, ပုၤဒီးတၢ်ဒိး.

Cŭs'to-dy, *n.* judicial safe-keeping, watch-care, တၢ်ဒီးတၢ်, တၢ်ဝဲတၢ်; confinement, imprisonment, တၢ်ဒီးဆၢ, တၢ်ဝဲဒီးဆၢ.
 Cŭs'tom, *n.* common practice, habit, usage, အလုၢ်အလုၢ်, တၢ်သဒိ, တၢ်ညိခွဲ; duty on imports and exports, တၢ်ထုဉ်သ့.
 Cŭs'tom-a-ry, *a.* according to custom, conventional, ဒ်အလုၢ်အလုၢ်ဆိဉ်ဝဲအသိး; habitual, ဒ်အညိခွဲဝဲအသိး.
 Cŭs'tom-er, *n.* a buyer, a purchaser, ပုၤထၢအညိခွဲဝဲပုၤတၢ်တဂၤ, ဒီးသဉ်*.
 Cŭs'tom-house, *n.* တၢ်ထုဉ်သ့အလီၤ.
 Cŭt, *v. t.* to sever, separate or divide with a sharp instrument in various ways, ခိဉ်ဝဲ, ကူးဝဲ, သ့ၣ်ဝဲ, ကျိဝဲ, ဝဲ, ဘဉ်ကွဲ; to carve, ကိ, ခိဉ်ဝဲ; to intersect, ကျိဝဲဒ်ဒိဒိဒုး; to wound the feelings, lacerate, မၤဆိပုၤသး. — Cut across, ထၢဒိးကွဲထၢဝဲတၢ်တဘိ. — Cut down, to fell, ကွဲလီၤဆဲး; to lessen, diminish, မၤဆဲးလီၤ, မၤဒုၤလီၤ. — Cut off, to separate by cutting, sever, ကူးဝဲ, ကျိဝဲ, ခိဉ်ဝဲ; to kill, မၤဆဲး; to put away, separate, ဝဲထီၣ်ကွဲ, ဝဲကမိးကွဲ; to prevent, ကြိဆဲးတၢ်. — Cut out, to take out by cutting, ထၢဉ်ထီၣ်ကွဲ, ကူးထီၣ်ကွဲ; — a garment, to shape by cutting, fashion, တၢ်တၢ်ကတိၤသိး; to supersede, ထီၣ်ခွဲအတိး; to frustrate, out do, မၤလီၤဝဲကွဲဒ်အိး. — Cut short, to make to stop suddenly, ဒုးဆိတုၢ်တၢ်တဘိစီ; to shorten, abridge, မၤပုဉ်လီၤ. — Cut under, to undersell, မၤဒုၤလီၤအပုၤ. — Cut up, to divide into parts by cutting, ကူးဝဲတကွဲတကွဲ; to clear away, ဝဲဆိတၢ်; to criticise severely; as, to cut up a book, ခံၣ်တခွဲ, ခံၣ်ညိဉ်ဆဉ်ဆုဉ်ဆုဉ်. —, *n.* the gap or opening made by cutting, a cleft, a gash, တၢ်ကူးအလီၤ, တၢ်ကျိအလီၤ, တၢ်ဘဉ်ကွဲအလီၤ; a groove, တၢ်ဘဉ်ကူးအလီၤ. See CUT, *v. t.*
 Cŭ-tä'ne-öus, *a.* belonging to the skin, ထဉ်ဘးဒီးဝဲ.
 Cŭtch, *n.* catechu, သံးကွဲ, သံးစွၢ်.
 Cŭ'ti-cle, *n.* the epidermis, the scarf-skin, ဒ်, ဒ်ထၢခေုဉ်ဒိဉ်တကထၢ.

a, ä, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre. fär. last, fall, what; thère, veil, tärn; pique; done, füt,

Cüt'las, Cüt'lass, *n.* နားတကလှေ.
 Cüt'ler, *n.* ပှလေးအမေးဖိဖိအကလှေကလှေတဂါ.
 Cüt'ler-y, *n.* နားဖိဖိဖိကလှေတကလှေတဂါ.
 Cüt'let, *n.* တာ်ညှပ်ဆဲးဆိ: a cake made of meat
 and potatoes, တာ်ညှပ်ဆဲးဆိအချဉ်ဆိ.
 Cüt'ter, *n.* a cutting instrument, တာ်ခိပ်ဖိအက
 နှပ်လေးကလှေထဲကလှေတာ်နှပ်ပ ကီးယာ cutter, a
 swift boat, သိပ်ပှယာ အချဉ်; a small one-
 horse sleigh, ခွဲဖိလေးကလှေတချဉ်လှေ.
 Cüt-throat, *n.* a murderer, a ruffian, an as-
 sassín, ပှလေးအမေးပှလေးအသား.
 Cüt'ting, *n.* the act of cutting, တာ်ကူးထဲကလှေ
 တာ်; a piece cut off, a slip, တာ်တကလှေ; a
 scion, a graft, သှပ်ခွလေးအတပ်ကူးထဲ အသား
 လေးကလှေထဲလေးပှလေးထဲအခါ; an excavation,
 a cut, တာ်ကမိတာ်ကမိ.
 Cüt'wá, *n.* ကီးယာလှေအပခိပ်တကလှေ.
 Cüt-wá'ter, *n.* the fore part of a ship's prow,
 ကဘိအခိပ်စူ, ကဘိစူခိပ်.
 Cÿ'cle, *n.* an imaginary circle or orbit in the
 heavens, တာ်ကမိထပ်ဆဲးဖိဖိခိပ်; the inter-
 val of time in which certain phenome-
 na in the revolutions of the heavenly
 bodies always recur and in the same
 order, အဆားအကတီးလေးခါ, လေးထပ်, လေးတရံ
 တာ်တတီးဖိတတီးဖိတုကူးလေးထပ်ခိပ်ခိပ် ခိပ် ခိပ်.

Cÿ'clops, *n.* ဒီးတလိပ်ဒီးတကလှေလှေလှေလှေ
 ဝဲယာပှလေး.
 Cÿg'net, *n.* a young swan, ထိပ်တလှေအခိ.
 Cÿ'clo-pe'di-á, *n.* See ENCYCLOPEDIA.
 Cÿl'in-der, *n.* တာ်ဖျာန်ဘိ, တာ်ဖျာန်ကျီ, တာ်ဖျာန်ဖေးထိ.
 Cÿ-lín'dric-al, Cÿ-lín'dric, *a.* ဖျာန်ဘိ, ဖျာန်ကျီ, ဖျာန်
 ဖေးထိ.
 Cÿm'bal, *n.* ကျာန်ကွဲ, တနီးကီးဝဲယာချာန်ခွဲ. See ခက
 ရိပ်. ခခ: ခ.
 Cÿn'ic, *n.* a morose, contemptuous person, ပှ
 ခိပ်ဖိဖိအတာ်ကွပ်သုယာအညိနှိပ်ပထိတာ်, ထု နှ က
 ညိတော်.
 Cÿn'ic-al, *a.* snarling, captious, currish, ဆပ်
 ဆဲးဖိဖိ cynic လေးအမေးအသားထဲထွန်ကညိတာ်အသိ.
 Cÿn'o-sure (sín'o-shur), *n.* the constellation
 of the Lesser Bear, in which the polar
 star is situated, ဆပ်လှေလှေ; that which
 serves to direct, တာ်လေးအချာပှလေး.
 Cÿ'pher, *n.* See CIPHER.
 Cÿ'press, *n.* the tree, တာ်ထဲတကလှေ; a creep-
 ing plant, ခူးထုအခိဖိ, ခူးထုအခိဝါ.
 Cÿst, *n.* *Physiol.* ဝဲအထာန်, ဝဲအခါလိ, ဝဲအသလိ, မှ
 ခွန်ကြိန် (membrane) တကလှေ.
 Czär, (zär), *n.* ခူရှေးအစီးပေး.
 Cza-ri'ná (za-rí'ná), *n.* ခူရှေးအခိပ်ပေး.
 Czär'o-witz, *n.* ခူရှေးအစီးပေးခိပ်ခိပ်ကိတဂါ.

dg, wól f; fúrl, rúde, púsh; e. s. o. silent; ç as s; çh as sh; ġ as ġ; ġ as in ġet; ſ as z; x as gz; n as in linger.

D

DAL

- Dāb, *v. t.* to strike gently, ခဲကမီကမီ, ခဲပွို; to strike with a soft substance, ထာဝဲဒီးတော် အကဝုင်လူး, ထာဝဲထာတော်အဘဉ်စီဉ်. —, *n.* a gentle blow, a tap, တၢ်ခဲတၢ်ကမီကမီ, တၢ်ထာတၢ်ကမီကမီ; a small lump, တၢ်ပွဲင်တလိဉ်ဒိ.
- Dāb'ble, *v. i.* to play or splash about in water, paddle, လိင်ကွဲခဲပွိုခံဉ်စူးတၢ်ထာထံကျိ, တၢ်လိင်ကွဲထံ; to do slightly or superficially, မၤတၢ်တမုင်မုင်နီၢ်နီၢ်တဉ်, မၤမဲၢ်ဗြိတၢ်; to tamper, meddle, လိင်, လိင်တၢ်.
- Da-coit', Da-koit', *n.* one of a gang of East India robbers. ပုၤထဉ်ဆးဒီးတၢ်မုၢ်တၢ်တကရၢ.
- Dād, Dād'dy, *n.* ဝံၢ်, မိသဉ်ကိးသိဉ်ဖေဝံၢ်.
- Däg'ger, *n.* a poniard, ဒိဆဲးတၢ်, နးဆဲးတၢ်.
- Däg'gle (-gl), *v. t.* to trail in the mire, draggle, be-mire, ထဉ်ဗြိင်ထာတၢ်ခိဉ်ခိဉ်ကမုၢ်ကျိ, ထာကပံၢ်ကျိ.
- Dāi'ly, *a. or adv.* every day, day by day, ကိးခုၢ်နီၢ်ဒဲး, တနံၤတဉ်တနံၤတနံၤတဉ်တနံၤ.
- Dāin'ti-ness, *n.* See DAINTY.
- Dāin'ty, *a.* savory, ဝံဉ်, ဝံဉ်သိ, အဝံဉ်အဆၢ; nice in selecting food, fastidious, ရွဲအိဉ်တၢ်ဝံဉ်တၢ်ဆၢဒီးအိဉ်ခုၢ်တဉ်ဒဲးဒဲး; delicate in form or appearance, ဝုၤ, ဝဲထာ, ပလုၤဂုၤ, ဘျးတလုၤ. —, *n.* a delicacy, တၢ်အိဉ်ထာအဝံဉ်အဆၢ.
- Dāi'ry, (dā'-rĭ), *n.* the management of milk and the making of butter and cheese, တၢ်ကတဲၣ်ကတိၤတၢ်န့ၢ်ထံဒီးမၤကဲထီဉ်ဝဲဆူထီဘးတနီၢ်ဒီးဆူထီကိၢ်လိဉ်တနီၢ်, တၢ်အလိၢ်ဖဲပမၤတၢ်ခိဉ်ခိဉ်ပကိးစ့ၢ်ကိးထာ dairy.
- Dāi'ry-māid, *n.* a maid who attends to the dairy, မိၣ်ခုၢ်ထာအမၤတၢ်ဖဲတၢ်ဘဉ်ဆးဒီးdairy.
- Dāi'gy, *n.* ဒိတကလုၢ်အဝံၢ်.
- Dāle, *n.* a vale, a dell, တၢ်ထလီၢ်လီၤပၤထာအခိဉ်ခိဉ်ဝဲထာကစၢ်အကဆူး.
- Dāl'li-ange, *n.* See DALLY.
- Dāl'ly, *v. i.* to waste time in idleness or pleasure, trifle, delay, မၤထာၣ်ကွဲၣ်အမၤတၢ်အဆၢ

DAM

- အကတိၢ်ထာအလိၢ်ကွဲတၢ်ဆပုၤ; to toy, play wantonly, လိၣ်ကွဲမိၣ်ခုၢ်, လိၣ်ကွဲတၢ်လီၤဂံၢ်ဒီးတၢ်ဆဲၣ်တထူးအဲၣ်တဘီ.
- Dām, *n.* a female parent (among quadrupeds), တၢ်အမိၢ်ဘဉ်ဆးဒီးဆဉ်ဒိကိၢ်ဒိအကျိ. —, *n.* a bank or mole to obstruct or confine water, တၢ်တနီၢ်တံၣ်ဆၢ, တၢ်တိၤတံၣ်ဆၢ, တၢ်ကမိဉ်တံၣ်, သမာဉ်. —, *v. t.* to obstruct, confine, သမာဉ်တံၣ်ဆၢ, ကမိဉ်တံၣ်ဆၢ, တိၤတံၣ်ဆၢ.
- Dām'age, *n.* detriment, injury, harm, တၢ်ယးဂုၢ်တးဂီၤပုၤအံၤပုၤန့ၢ်; *pl.* damages, Law. satisfaction, recompense, တၢ်လိးစူထာတၢ်မၤယးဂီၤပုၤအတၢ်အဆိ, ဒီးထာအမၤယးဂီၤပုၤထာကဒိၤအဆိ. —, *v. t.* to injure, hurt, harm, မၤယးဂီၤတၢ်ခိဉ်ခိဉ်န့ၢ်.
- Dām'aged, *a.* (in various ways), injured, hurt, harmed, ထာအဘျးစ့ၤလီၤ, အသုစ့ၤလီၤ, အဝုၤစ့ၤလီၤ, အဝုၤယးဂီၤပုၤအံၤပုၤန့ၢ်.
- Dām'ask, *n.* တမဲးထး*, တၢ်ကံးညဉ်တကလုၢ်ထီဝဲအဖိဗျါတဒိဒီးတဖျါနီၢ်နီၢ်တမိ.
- Dāme, *n.* a lady, မးမး, မိၣ်ခုၢ်ထာအခိဉ်ခိဉ်ဒီးအလၢကဒိၤ; a mistress, ကစၢ်မုၢ်.
- Dāmn, *v. t.* to condemn, adjudge to punishment or death, sentence, ခံဉ်ညီဉ်ဆဉ်; to consign to hell, ခံဉ်ညီဉ်ဆူထရ်ပုၤ; to curse, execrate, ဆိဉ်အၢ, ဖဲးသိးတၢ်.
- Dām'na-ble, *a.* worthy of damnation, ထဉ်ဆးဒီးတၢ်ခံဉ်ညီဉ်ဆဉ်, ကြးဘဉ်တၢ်ခံဉ်ညီဉ်ဆဉ်.
- Dam-nā'tion, *n.* တၢ်ဘဉ်ခံဉ်ညီဉ်ဆူထရ်ပုၤ. See DAMN.
- Dāmp, *a.* moist, humid, ဘဉ်ခိဉ်, ဘဉ်ခိဉ်ကဗျဉ်လုၢ် —, *n.* fog, ဘဉ်; moisture, humidity, တၢ်ဘဉ်ခိဉ်, တၢ်ကဗျဉ်လုၢ်; depression of spirits, dejection, discouragement, သးလီၤဘျးလီၤကျိ, သးအဝံၢ် အထီ ခုၢ်လီၤ. —, *v. t.* to make humid, moisten, မၤဘဉ်ခိဉ်; to check, weaken, မၤဆဲးလီၤ ခုၢ်လီၤ အဝံၢ်အထီ; to

ä, ê, î, ô, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fall, what; thêre, veil, têrm; pique; dône, fôr

Dä'tá, *n. pl.* things admitted, တာ်ဆုဂ်အကျိလော
 ဝ်လိင်အလိင်တအိင်ဘ်.
 Däte, *n.* a fruit, မိပ်ပလိင်သ်; the time of an
 event or writing, တာ်ကွဲးနိင် နံင်, လါ, အဆာ
 အကတိာ်.—, *v. t.* to note the time of,
 ကွဲးနိင် နံင်, လါ, သိ.
 Däub, *v. t.* to smear, plaster, မးဘင်အာဘင်သိ, ခူ
 ဘင်အာဘင်သိတာ်; to paint coarsely, ခူတာ်
 တဂ့ဘင်.—, *n.* a smear, တာ်ဘင်အာဘင်သိ
 အလိာ်, တာ်ခူဘင်အာဘင်သိတာ်.
 Däugh'ter (daw'-), *n.* ဒိဗုင်; daughter-in-law, ခဲင်.
 Däunt, *v. t.* to intimidate, dismay, appall, မး
 ဖုံ, မးဖုံမးဖုးတာ်, မးဘင်အိင်ဘင်ဘိတာ်.
 Däunt'less, *a.* fearless, courageous, intrepid,
 brave, ထာ်တာ်ဖုံတအိင်, ထာ်အတဖုံဘင်တာ်, ခူ.
 Däu'phin, *n.* မြိုင်ခဲအစီပးအစီခွါဝဲကိလောအကန့ာ်ဘင်
 သါက့အပာ်အလိာ်.
 Däu'phine, Däu'phin-ess, *n.* dauphin, အမါ.
 Däw'dle, *v. i.* to trifle, idle, မးတာ်ကဲကဲတကဲကဲ,
 မးတာ်ကဲကဲတကဲ.—, *v. t.* to idle away,
 လာ်ကွဲးအဆာအကတိာ်ကလိကလိ.
 Däwn, *v. i.* to grow light, မုာ်ဂိးထီင်, မုာ်ဆုဂ်ဝါထီင်.
 —, *n.* the break of day, day-break,
 မုာ်ဆုဂ်ဝါ, ဂိးထီင်ထာ်; beginning, first ap-
 pearance, rise, တာ်အိင်ထီင်သိ, တာ်ကဲထီင်သိ,
 တာ်စးထီင်သိ, နိပစံးတာ်အသိးသုးဖိးကဲကဲထီင်.
 Däy, *n.* the period from sunrise to sunset, နံး,
 မုာ်နံး; the period from sunrise to sunrise
 again, သိ; by day, ထာ်မုာ်ဆါခိ; time of—,
 အစီအလင်ထာ်, အဆာ အကတိာ်; a specified
 time, တာ်သုဂ်နံးထီင်; day by day, တနံးဖိးတ
 နံး; from day to day, တနံးထင်တနံး, တနံးဘင်
 တနံး; to-day, မဆါအံး, တနံးအံး; victory; as,
 he won the day, နာ်ဝဲ, မးနာ်, မးနာ်မးဆိုင်ဝဲ.
 Däy'-book, *n.* a journal of accounts, လိင်လောအ
 ကွဲးနိင်လါင်စုးနံးစုးထာ်အပူကိးမုာ်နံး.
 Däy'-break, *n.* မုာ်ဆုဂ်, မုာ်ဆုဂ်ဝါ, ဂိးထီင်ထာ်, ဂိးသါင်ထာ်.
 Däy'light, *n.* မုာ်ဆါခိ, မုာ်အတာ်ကတိာ်.
 Däy'spring, *n.* day-break, မုာ်ဆုဂ်ဝါ, မုာ်ဆုဂ်ထီင်.
 Däy'-stär, *n.* the morning star, ဆိုင်တူဂိး.
 Däy'-time, *n.* မုာ်ဆါခိ.
 Däys'man, *n.* an umpire, a mediator, ဂ့ထာ်
 အစံင်ဗြိုင်တာ်ထာ်ပုာ်ခဲခိထာ်စာ်တဂါ.

Däys'-work, *n.* တာ်မးတနံး, တနံးညါအတာ်မး.
 Däze, *v. t.* to dim or blind with light, dazzle,
 မးခဲပမဲင်လောတာ်ကဲကဲကဲကဲ; to confuse, be-
 wilder, ကတုာ်လါ, မးကတုာ်သး.
 Däz'zle, *v. t.* to overpower with light, daze,
 ဆဲးကဲကဲ, ကဲကဲကဲ, ဆဲးကဲကဲ; to excite to
 admiration or surprise, confound, ခုးက
 မးကမာ်.—, *v. i.* မဲင်ဆုဂ်, မဲင်ကဲကဲ, မဲင်ခဲလော
 တာ်ကဲကဲကဲ.
 Dēa'con, *n.* an officer in a church, သံဒိ*, တာ်
 အိင်ဖိုင်အခဲအပုာ်, သမုာ်ဒိသ်.
 Dēa'con-ess, *n.* တာ်အိင်ဖိုင်အခဲအပုာ်မိင်မုာ်.
 Dēa'con-ship, Dēa'con-ry, *n.* သံဒိအလိာ်, တာ်မးလော
 အလိာ်ဘင်သံဒိ.
 Dēad, *a.* deceased, သံထံ, အသံ: lifeless, inani-
 mate, သးသမုတအိင်; motionless, inert, တ
 ဟူးတဝး, ဂါ်တဟါ; without energy, dull,
 အဝဲအဘိတအိင်လော, သံ; extinct, not used;
 as, a dead language, တာ်ကတိာ်လောပုာ်လော
 ပုာ်တကတိာ်လောထိုင်ဝဲကဲနံင်အံးခဲလောတာ်ကတိာ်
 အသံ.—, *n.* the dead, ပုာ်လောအသံတုာ်ဝဲ
 ဝဲ; stillness; as, the dead or depth of
 night, တာ်ခဲတာ်နာ်ထီင်, တာ်ခဲနိင်ဖိုင်အကတိာ်.
 Dēad'-drunk, *n.* မုာ်သဲးတုာ်အတသုဂ်ညါဘင်အသး.
 Dēad'-light, *n.* ကဘိအတာ်ထုင်ဖိုင်အမိင်ကွဲး.
 Dēad'en, *v. t.* to impair in vigor or force, blunt,
 မးဆဲးလါ, မးလါတာ်အဝဲအဘိ; to make tor-
 pid, benumb, မးထုတရုာ်, မးထုတရုာ်.
 Dēad'ly, *a.* capable of causing death, fatal,
 ထာ်အမးသံနံး; poisonous, ထာ်အကမုာ်သံပုာ်.
 Dēad'ness, *n.* dullness, inertness, vapidness,
 တာ်ထုတရုာ်, တာ်ထုတရုာ်, တာ်ထုတရုာ်.
 Deaf (dēf or dēf), *a.* နာ်တအာ, နာ်ဆာ.
 Dēaf'en, *v. t.* မးတအာနာ်, မးတကိပ်နာ်, စကိပ်နာ်,
 Dēaf'ness, *n.* တာ်အနာ်တအာ, တာ်အနာ်ဆာ.
 Dēal, *v. t.* to distribute, divide, share out, နီ
 ထုင်ကံ.—, *v. i.* to act, behave, con-
 duct, ကျိးထာ်ခဲခိခဲခိ; to traffic, trade,
 ထာ်ထင်ထာ်ထာ်, ပုာ် တာ်ဆါတာ်.— Deal by, to
 treat either well or ill, မးတာ်လောပုာ်ထာ်
 ဂုာ်ဂုာ်, တာ်အာဂုာ်ဂုာ်.— Deal in, to trade in,
 မးတာ်ခဲတာ်လောအမုာ်တာ်ပုာ် အိင် ဆါ အိင် တာ်; to
 have to do with habitually, practice,

a, é, i, ó, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, lást, fáll, what; thére, veíl, térm; píque; dóne, fóx,

ညီနွှ်မၤတၢ်ထၢအတၢ်ဆးဖိးတၢ်အံၤတၢ်နွၤ.— Deal with, to treat, use, မၤတၢ်ဒ်အံၤဒ်နွၤ,မၤ ဂၤတၢ်ဒ်အံၤဒ်နွၤ; to discipline, correct, သိၣ် ဆိၣ်တၢ်.—, *n.* an indefinite part, much, တၢ်အံၤ; a great deal, တၢ်အံၤအံၤ; pine or fir wood, သ့ၣ်ဆိ.

Dēal'er, *n.* a trader, a shop-keeper, a merchant, ဂၤတၢ်တၢ်ဖိ.

Dēal'ing, *n.* intercourse, trade. See DEAL, *v. t.*

Dēan, *n.* a bishop's assistant, ဂၤလၢအကူၣ်စၢၤမၤ စၢၤ bishop တၢ်စၢၤ; the head of some English universities, ထၢတၢ်မၤလိထံၣ်ဒီးဒိၣ်အ လိၣ်ခါသရၣ်တဖၣ်ခဲထၢၣ်အခိၣ်တၢ်စၢၤ.

Dēar, *a.* of high price, costly, expensive, အဂ့ၤ ဒိၣ်; greatly esteemed, beloved, တၢ်တၢ် အိၣ်တၢ်ကွံၤ, ကြးတၢ်တၢ်အိၣ်တၢ်ကွံၤ.—, *n.* a beloved, ဂၤထၢၣ်အိၣ်အိၣ်, သးဘိ, သးဒိၣ်ဒိၣ်.

Dēar'-bought (-bawt), *n.* အဂ့ၤဒိၣ်ကဲၣ်ဆိး.

Dēar'ly, *adv.* ဒိၣ်ဒိၣ်; at a high price; as, to pay dearly, အဂ့ၤဒိၣ်ဒိၣ်; dearly beloved, ဂၤထၢၣ် အိၣ်အိၣ်ဒိၣ်; to love dearly, အိၣ်ဒိၣ်ဒိၣ်.

Dēar'ness, *n.* high price, costliness, တၢ်အဂ့ၤ ဒိၣ်; tender love, tenderness, တၢ်အိၣ်တၢ်ကွံၤ.

Dēarth, *n.* scarcity, ကၢၤ, တၢ်ဆိးတၢ်ကၢၤ: famine, want, တၢ်သၣ်ခဲလိၤဒိၣ်, တၢ်အိၣ်တၢ်အိၣ်.

Dēath, *n.* cessation of life, decease, dissolution, တၢ်သံ; the cause of death, တၢ်မၤသံ; a personification of death, တၢ်သံဒိၣ်; in danger of death, ထၢတၢ်သံအဂ့ၤ.

Dēath'-bēd, *n.* တၢ်သံအလိၤခဲ, တၢ်သံအကတိၢ်.

Dēath'less, *a.* not subject to death, immortal, imperishable, သံတသ့.

Dēath'like, *a.* resembling death, မၤသးဒ်အသံခဲ အသိး; cadaverous, pale, ghastly, အက့ၢ် အဂီၤလိၤဂၢၢ်တၢ်သံဒိၣ်အသိး.

Dēath'ly, *a.* fatal, deadly, destructive, ထၢအက မၤသံန့ၢ်ဂ့ၤ. See DEADLY.

Dēath'-watch, *n.* a small kind of insect, ဂၢၢ် တကထုၣ်.

De-bār', *v. t.* to preclude, shut out, exclude, ကြိတ်တံၣ်, မၤနိးတံၣ်, တရးန့ၣ်တၢ်; to deny, refuse, တမိၣ်ထုၣ်သးတၢ်.

De-bār'k', *v. t.* to land from a ship, disem-

bark, ထုၤလိၤလၢကဘိပုၤဒီးလိၣ်ဆုၣ်.

De-bāse', *v. t.* to degrade, abase, မၤသံးလိၤစုၤလိၤ အထၢၣ်ကတိၢ်, မၤစုၣ်လိၤအလိၣ်. See ALLOY.

De-bāse'ment, *n.* adulteration. See DEBASE.

De-bāte'a-ble, *a.* liable to be debated, disputable, အလိၣ်အိၣ်ခဲထၢၣ်ပဝုၤဝုၤလိၣ်တၢ်အဝုၤအက့ၢ်.

De-bāte', *v. t.* and *v. i.* to argue, dispute, discuss, ဝုၤလိၣ်အိၣ်လိၣ်, ထဲးလိၣ်မိလိၣ်.—, *n.* discussion, တၢ်ဝုၤလိၣ်အိၣ်လိၣ်, တၢ်ထဲးလိၣ်မိလိၣ်.

De-bāuch', *v. t.* to corrupt by sensual indulgence, pollute, vitiate, မၤတးဂ့ၢ်မၤတးဂီၤအ ထၢၣ်ကတိၢ်လၢတၢ်အိၣ်တထုၤအိၣ်တဘိ, တၢ်မုၤသံး, တၢ် ဂၢၤကထံၣ်ဂျိၢ်ကမိၤအမိၤ; to seduce from allegiance, lead astray, ခုးတးဂီၤပုၤအသ့ၣ်လိၤစ သးလိၤ, ဆုၤကမၣ်.—, *n.* intemperance, lewdness, debauchery. See DEBAUCH, *v. t.*

Dēb'au-ḡhee', *n.* a man habitually lewd or dissipated, a rake, a libertine, ဂၤထၢၣ်အညီနွှ် အိၣ်တထုၤအိၣ်တဘိ, အိၣ်မုၤသံး, ဂၢၤကထံၣ်ဂျိၢ်ကမိၤအမိၤ တ ညီနွှ်ကီၤအသးထၢၣ်ခဲထၢၣ်န့ၣ်တၢ်.

De-bāuch'er-y, *n.* excess of sensual indulgence, sensuality, intemperance, တၢ်မၤ သဗ္ဗမၤကမၣ်ထၢၣ်အိၣ်တထုၤအိၣ်တဘိ, တၢ်အိၣ်သံး ဂီၤမုၤဒီး, တၢ်ဂၢၤကထံၣ်ဂျိၢ်ကမိၤအမိၤ; disloyalty, သ့ၣ်တတိၤသးတလိၤထၢၤ.

De-bāuch'ment, *n.* See DEBAUCH, *v. t.*

De-bēn'ture, *n.* a writing admitting a debt, လိၣ်အုၣ်ဒိၣ်အသးထၢၣ်အကတၢ်လိၤက့ၢ်စ့ၣ်ဝဲၣ်ပုၤန့ၣ် တဘျီ.

De-bil'i-tāte, *v. t.* to weaken, enfeeble, မၤလိၤ ဘျိးလိၤတိၤ, မၤလိၤဘျိးလိၤဘျိ.

De-bil'i-ty, *n.* weakness, feebleness, infirmity, imbecility, တၢ်လိၤဘျိးလိၤဘျိ, တၢ်လိၤဘျိးလိၤ ဘျိ, တၢ်ဂၢၢ်စၢ်တိၢ်စၢ်; —from chronic disease, တၢ်အက့ၢ်အက့ၢ်.

Dēb'it, *v. t.* to charge with debt, ကွဲးဒိၣ်စ့ၣ်ဝဲၣ်ပုၤ န့ၣ်ပုၤထၢၣ် ဧရိပုၤထၢၣ် ဂၤတၢ်ဆၣ် ထုၣ်က့ၢ်ဝဲ.—, *n.* a due, a debt, ဒုၣ်ဒိၣ်ကမၢ်ဒိၣ်. See DEBIT, *v. t.*

Dēb'o-nāir, *a.* courteous, affable, အတၢ်အိၣ်တၢ် ဆိး, တၢ်မံးတၢ်မၤ, တၢ်ကလုၢ်ကတိၤမိၤထၢၤဝဲ. See COMPLAISANT.

De-bouch' (de-boosh'), *v. i.* Fr. to march out of a confined place, ဂၢၢ်လိၣ်ထၢၣ်အကဆုးအတိၤပုၤ.

dg, wlf; furl, rude, push; e. s. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; n as in linger.

De-bris' (dā-bree'), *n.* *Fr.* rubbish, ruins, remains, ကျိတိၣ်, တၢ်ကမ့ၢ်ကမ့ၢ်လၢတၢ်ဖျၢၣ်လၢ ၈၆ ထံ
 ဝဲခဲဒီးအိၣ်ဒိၣ်ဝဲ, တၢ်ကၢ်ဖျၢၣ်ကၢ်ဘျး, တၢ်ကွၢ်ထံၣ်ကွၢ်
 ထံၣ်လၢတၢ်အိၣ်လၢထံၣ်တၢ်ခၢ်.
 Dēbt (dēt), *n.* due, obligation, ကမၢ်, ခွၢ်ဒိၣ်ကမၢ်ဒိၣ်.
 Dēbt'or, *n.* ဝုလၢအကမၢ်အိၣ်.
 De-but' (da-bū'), *n.* a first attempt, တၢ်စးထီၣ်သီ,
 တၢ်မၤထီၣ်သီ, တၢ်မၤထီၣ်အိၣ်သိး
 Dēc'ade, *n.* ten, တဆံ, ဆံဆဲး; as, a decade, of
 years, ဆံဆဲးန့ၣ်, အန့ၣ်တဆံ.
 Dēc'a-gōn, *n.* တၢ်ကဝီၤလၢတၢ်အိၣ်ဒိၣ်ဒိးအန့ၣ်တဆံ.
 Dēc'a-lōgue (dēk'a-lōg), *n.* the ten command-
 ments, တၢ်မၤလိၣ်အဘိသံဆဲး.
 De-cāmp', *v. i.* to break up a camp, တးထီၣ်ကွၢ်
 အလီၢ်, တးထီၣ်ကွၢ်လၢတၢ်အိၣ်ဘျးအိၣ်သါအလီၢ်.
 De-cānt', *v. t.* to pour off gently, ဝဲလၢကွၢ်တၢ်
 အထံၣ်သိးတၢ်အသိးအကၢ်ကအိၣ်လၢထံၣ်ဝဲ.
 De-cānt'er, *n.* ပလီတကလုၣ်လၢပဒၢ်ခဲးထံလၢအပူၤ.
 De-cāp'i-tāte, *v. t.* to behead, ကျိထံၣ်တၢ်အကိၣ်.
 De-cāy', *n.* gradual failure of health or
 strength &c. decline, corruption, တၢ်အ
 ဝဲခဲးထီၣ်ဆံးလၢစ့ၤလၢ, တၢ်အမိကမိဆံးလၢစ့ၤလၢ,
 တၢ်ကျၢ်, တၢ်အုၣ်သံ, တၢ်ဆး. —, *v. i.* to be-
 come weak or corrupt, fail, decline, အ
 ဝဲခဲးထီၣ်ဆံးလၢစ့ၤလၢ, အမိကမိဆံးလၢစ့ၤလၢ,
 ကျၢ်, အုၣ်သံ, ဆး, လီၢ်ထံၣ်.
 De-cāyed', *p. p.* or *a.* impaired, corrupted, တး
 စိတဲးစဲး, ကျၢ်သံ လၢဆး, လၢကဘိၣ်; — by
 age, လီၢ်ထံၣ်, လီၢ်လၢ, ပုၤလၢ, ပုၤစးဆဲး, ပုၤအိၣ်ဒိၣ်,
 လၢဒိသံ; — teeth, သံးအိၣ်ဝဲ.
 De-cēase', *v. i.* to die, demise, သံ, ဝဲခဲးထီၣ်ဒိၣ်ခါ, ကျၢ်
 ဝဲထံၣ်ဝဲ. —, *n.* death, သံ, တၢ်ဝဲခဲးထီၣ်ဒိၣ်ခါ;
 departure from this life, တၢ်ကျၢ်ဝဲထံၣ်ဝဲ.
 De-cēit' (de-seet'), *n.* a misleading of the mind,
 artifice, deception, fraud, တၢ်လိတၢ်ဝုၤ, တၢ်
 ကထံၣ်ကမၢ်* တၢ်ပထံၣ်ပထံၣ်.
 De-cēit'ful, *a.* tricky, artful, ညီၣ်န့ၣ်လိတၢ်ဝုၤတၢ်, ပ
 ထံၣ်ပထံၣ်တၢ်, ကထံၣ်ကမၢ်တၢ်, ပလၢတၢ်.
 De-cēit'ful-ness, *n.* See DECEITFUL.
 De-cēiv'a-ble, *a.* easily misled, liable to be de-
 ceived, ထၢပုၤလိန့ၣ်အိၣ်ညီ, ထၢအန့ၣ်ပုၤညီ. See
 DECEIVE.

De-cūive', *v. t.* to mislead the mind, insnare,
 delude, ထီတၢ်ဝုၤတၢ်, လိန့ၣ်; to beguile, ထွဲန့ၣ်
 ထဲးန့ၣ်; to disappoint, balk, မၤလိတၢ်ဝုၤလၢတ
 ထၢတဝဲၤဘၣ်, မၤတးဝီၤတၢ်ဝုၤလၢ.
 De-cūiv'er, *n.* a cheat, an impostor, ပုၤလိတၢ်ဝီ,
 ပုၤအုၤလၢကမၢ်တၢ်. See IMPOSTER.
 De-cūm'ber, *n.* (ခွၢ်တၢ်), ထီၣ်တူၤ.
 Dē'cūen-cy, *n.* proper formality, propriety of
 conduct, modesty, တၢ်အကြၢၤအထံၣ်, တၢ်ခဲး
 တၢ်မၤလၢတၢ်အိၣ်ဒိၣ်ဒိးအဆံအထၢ, အကုၣ်လၢတၢ်, တၢ်
 ပၢတပုၤအသး.
 De-cūen'na-ry, *n.* ten years, တၢ်အဆၢကတီၢ်ပုၤထီၣ်
 အန့ၣ်တဆံ, တၢ်လၢထီၣ်ပုၤထီၣ်အန့ၣ်ဆံဆဲး.
 De-cūen'ni-al, *a.* happening every ten years,
 အိၣ်ဒိၣ်ဒိးအန့ၣ်တဆံ, ထၢအန့ၣ်တဆံထံၣ်တဘျီ.
 Dē'cūent, *a.* becoming, fit, proper, တၢ်အကြၢၤအ
 ဘၣ်; comely, လၢအအိၣ်ဒိၣ်ဒိးအဆံအထၢ; deco-
 rous, modest, သိၣ်ညီၣ်ကတီၤ, အကုၣ်လၢတၢ်, ပ
 လီၢ်ပမိ, တညးတပုၤ; moderate but suffi-
 cient, ထံၣ်ဒိးဒိး, ခုၣ်ခါထံၣ်.
 De-cūp'tion, *n.* a misleading, deceit, တၢ်ကဘျး
 ကဘျး, တၢ်လိတၢ်ဝုၤ; cheating, fraud, im-
 position, တၢ်လိအိၣ်တၢ်, တၢ်လိအိၣ်ဝုၤအိၣ်တၢ်,
 တၢ်လိအိၣ်ထဲးအိၣ်တၢ်. See DECEIT.
 De-cūp'tive, *a.* tending to deceive, deceitful,
 delusive, ထၢအလိတၢ်သ့.
 De-cūde, *v. t.* to settle, determine, conclude,
 နီၣ်ညီၣ်ထံၣ်, နီၣ်ညီၣ်ဝဲ, ဆိကမိၣ်တၢ်ယၢ်ခိၣ်ယၢ်ခိၣ်ဝဲ
 လၢအသးစံးအိၣ်န့ၣ်.
 De-cūd'ed, *a.* free from hesitation or doubt,
 determined, positive, သးလၢ နီၣ်လၢ ကျၢၤ,
 သးအိၣ်ဂၢၢ်အိၣ်ကျၢၤ, သးတဒုဒိထံၣ်, သးလၢတၢ်ဝဲ.
 De-cūd'u-ous, *a.* falling off every year, as
 leaves, &c. ညီၣ်န့ၣ်လိပလုၤဝဲ, ညီၣ်န့ၣ်လိဘိဝဲ.
 Dēc'i-mal, *a.* numbered by tens, ဝဲတၢ်တဆံထံၣ်တ
 ဆံတဆံထံၣ်တဆံ; increasing or diminish-
 ing by tens, ဖါထီၣ်လၢတဆံတဆံ, စ့ၤလၢထၢတ
 ဆံတဆံ. —, *n.* a decimal fraction, တၢ်
 ဝဲတဆံထံၣ်တဆံ, တၢ်ဘျီသံ.
 Dēc'i-māte, *v. t.* to take a tenth part, tithe,
 ထၢဆံဆဲးပုၤပုၤထံးန့ၣ်တပုၤ; to punish with
 death every tenth man, as of an army
 or prisoners, ထၢပုၤဆံဆဲးပုၤအကျိမၤသံကွၢ်ဝဲ

ā, ē, ī, ō, ū, y, long; ä, ě, ĭ, ǒ, ŭ, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērre; pīque; dōne, fōr-

Dē'com-pound', *v. t.* to compound again, ဆါဆုန်, ယီဆုန်တၢ်ကမ္း; to discompose, ကျွန်ကျီလီၤကထာတၢ်.

Dēc'o-rāte, *v. t.* to adorn, ornament, beautify, မၤကယၢကယဲ, ကယၢကယဲထီၣ်.

Dēc'o-rā'tion, *n.* the act of adorning, တၢ်မၤကယၢကယဲထီၣ်; an ornament, တၢ်ကယၢကယဲ.

De-cō'roūs, Dēc'o-roūs, *a.* marked with decorum, becoming, proper, ကြၢၤ, ဆၣ်, ဆီထီၣ်.

De-cō'rum, *n.* propriety of manner or conduct, seemliness, decency, တၢ်မၤဆဲးဆီထီၣ်, ဆကြၢၤဆဆၣ်, ဝုၤဝဲဆၣ်ဝဲ.

De-coy', *v. t.* to lead or entice into a snare, deceive, entrap, insnare, ထဲၣ်တၢ်ဆကလုၣ်ကလုၣ်, ပမံးထဲၣ်ဆီ, ထဲၣ်ကဆီ, ထဲၣ်ထီၣ်ဒီးထီၣ်ဒီး, စုၣ်စုၣ်. —, *n.* တၢ်ထဲၣ်တၢ်; a decoy animal, တညီၣ်, as ဆီတညီၣ်, ကဆီတညီၣ်, ထီၣ်တညီၣ် &c.

De-crēase', *v. i.* to become less, diminish, lessen, ဆံးလီၤစ့ၤလီၤ; — as a tumor, လီၤကကြီၤ, လီၤကကြီၤ. —, *v. t.* to make less, မၤဆံးလီၤ, မၤစ့ၤလီၤ. —, *n.* gradual diminution, တၢ်ဆံးလီၤ, တၢ်စ့ၤလီၤ, တၢ်လီၤကကြီၤ; the wane, as of the moon, ဝါဝဲတုၤလီၤ.

De-cree', *v. t.* to determine judicially, decide on, order, နီၣ်ညီၣ်ထဲၣ်ကွၢ်, နီၣ်ညီၣ်ကတၢ်ကွၢ်; to issue an edict, ထုၣ်လီၤဆကလုၣ်. —, *n.* an order, edict, law or purpose, တၢ်မၤလိၣ်, တၢ်ဆကလုၣ်လီၤ, တၢ်နီၣ်ညီၣ်ထီၣ်ပၣ်.

De-crēp'it, *a.* broken down with age, ပှၢ်စးစး, မၤတထဲထဲဆၣ်ထီၣ်ဆၣ်ပှၢ်စးစး.

De-crēp'i-tāte, *v. i.* to crackle. See CREPITATE.

De-crēp'i-tūde, *n.* the last stage of decay, old age. See DECREPIT.

De-crē'tal, *n.* a papal decree, ဝါဝဲထီၣ်မၤလိၣ်တၢ်; a book of laws or decisions, ထီၣ်မၤလိၣ်တၢ်တကကြီၤလၢဆီၣ်ဒီးတၢ်နီၣ်ညီၣ်ထဲၣ်တၢ်တမံးဒီးတမံး.

De-crī'al, *n.* a crying down. See DECRY.

De-cry', *v. t.* to cry down, depreciate, ကတိၤပးစီၤတၢ်, ကတိၤဆံးလီၤစ့ၤလီၤတၢ်ဆထၢကမီၤ; to detract, disparage, discredit, ကတိၤဆံးလီၤစ့ၤလီၤတၢ်ဆထၢကမီၤ.

De-cūm'bent, *a.* recumbent, prostrate, တန့ၤလီၤ.

Dēc'ū-ple, *n.* tenfold, ဆဆီတထံ, ဆဆးတထံ. —, *v. t.* to multiply by ten, ဝိၣ်ဆီထီၣ်ဆဆီတထံ.

De-ci'ri-on, *n.* သုးဒိဆဲးဆဲးဝါဆဲးဒိ.

De-cūs'sāte, *v. t.* ထဲၣ်ဒိထုၣ်, ထဲၣ်ဝဲထုၣ်, ထဲၣ်ဝဲထဲၣ်.

Dē'cus-sā'tion, *n.* a crossing. See DECUSSATE.

De-dēc'o-roūs, *a.* disgraceful, unbecoming, တကြၢၤတဆၣ်, တဝုၤတဆၣ်, ကြၢၤမဲၣ်ဆုးတၢ်.

Dē'den-ti'tion, *n.* the shedding of teeth in children, မိသုၣ်လၢဆဲးထဲကုၤဆဲးထီၣ်; the loss of teeth, မဲၣ်.

Dēd'i-cāte, *v. t.* to consecrate by a religious ceremony, မၤကထီၣ်တၢ်ဒိးဒိးဆကကဲထီၣ်တၢ်မိဆုၣ်လၢလွၤဆဲးဝါ, ပၣ်မိဆုၣ်တၢ်လၢလွၤဆဲးဝါ; to offer in worship, လုၢ်တၢ်ပၣ်တၢ်လၢလွၤဆဲးဝါ, မၤထုၣ်တၢ်လၢလွၤဆဲးဝါ; to set apart or give up wholly or earnestly to any particular use, devote, ပၣ်လီၤဆီၣ်တၢ်လၢတၢ်တမံးမံးဆဲးဝါ; to inscribe or address as to a patron, ကွဲးဆဲးလၢထီၣ်ဒုးနီၣ်ဆတၢ်ဆဲၣ်.

Dēd'i-cā'tion, *n.* consecration. See DEDICATE.

De-dūce', *v. t.* to infer, derive, conclude, ကွၢ်ဆီကမိၣ်တၢ်ဆဝုၣ်လၢဆသ့ၣ်ညါဝဲဒီး ထၢကုၤတၢ်ဆဝုၣ်လၢဆတသ့ၣ်ညါဆၣ်ဝဲ.

De-dū'ci-ble, *a.* capable of being deduced or inferred, ထၢပမိၣ်တၢ်လၢတၢ်ဆဲးတၢ်န့ၤဆီသ့. See INDUCTION.

De-dūct', *v. t.* to take from, subtract, ထုးထီၣ်ကွၢ်, ထၢထီၣ်ကွၢ်; to diminish, မၤစ့ၤလီၤ.

De-dūc'tion, *n.* the act of deducing, တၢ်ထုးထီၣ်, တၢ်ထုးထီၣ်ကုၤ; that which is deducted, abatement, တၢ်စ့ၤလီၤ; an inference, a conclusion, ဆဝုၣ်လၢဆထၢထီၣ်ဝဲ. See INDUCTION.

De-dūct'ive, *a.* ဆၣ်ဆးဒီး deduction, deducible. See DEDUCIBLE.

Deed, *n.* an act, a fact, a feat, တၢ်ဒိးတၢ်မၤ, ဆဲးဆဲးမၤတၢ်, တၢ်မၤ, ဆတၢ်ကွဲးစး; an instrument or contract in writing transferring property, ဟ့ၣ်ထီၣ်ကွဲးဒိၣ်တၢ်လၢတၢ်ဆီတၢ်ပှၢ်ဆဝုၣ်, ထီၣ်ထုၣ်ပၢတၢ်. —, *v. t.* to transfer by deed, ဟ့ၣ်ထီၣ်ပၢတၢ်, ဒုးပၢတၢ်လၢထီၣ်ထုၣ်ဒိၣ်ဆထး. *Colloq.*

Deem, *v. t.* to account, esteem, think, judge, ဆီမိၣ်တဖၣ်ကွၢ်တၢ်, ပးကဲတၢ်.

ä, ê, i, ö, ü, y, long; ä, ë, î, ô, ù, y, short; cäre. fär, læst, fäll, what; thère, veïl, tērm; pique; dōne, fōr,

တီးနားခဲအင်္ဂါ၊ ထာပကတီးပုၤဖျဲၤအိၤသ့။
De-fen'sive, *a.* suitable or serving for defense, ကြားဒီးဘဒိဃာ်တၢ်အင်္ဂါ, ဘဒိဃာ်ဒီးတၢ်ခၢ်တ နၢ် အင်္ဂါ, ဝှၢ်ထာတၢ်တံၢ်ဖာ်တၢ်အင်္ဂါ; being in a state of defence, ready to defend, အိၣ်ခၢ် တနၢ်, အိၣ်ကြိဃာ်ခၢ်ခါ။
De-fer', *v. t.* to put off, postpone, protract, သုး ဖဆာ်အကတၢ်လၢအမၤတၢ် အံၤတၢ် နွၢ်, ပၢ်ကတၢ် တၢ်; to lay before, refer to, ပၢ်ဖျါထီၣ်, တဲဖျါ ထီၣ်တၢ်အဝှံၣ်အံၤဖဲနွၢ်ထာပုၤတဂၢၤဒီးမၤအစံၣ် ညီၣ် ဝဲအကြားအဆၢ်။ —, *v. i.* to delay, wait, အိၣ်ဒီးတၢ်, ပၢ်ကတၢ်; to submit to. ဒီးပုၤဂၤအ တၢ်ကုၣ်, တူၢ်လိၣ်ပုၤဂၤအစံးတၢ်ထာတၢ် ဆိၣ်လီၤ အ သးအပူၤ။
Dēfer-ence, *a.* respect, reverence, တၢ် ဟူးထီၣ် ပုၤဂၤဒီးဒိကန့ၣ်အဆိၣ်က့ၤသီက့ၤတၢ်။
Dēfer-ent'ial (-en'shal), *a.* accustomed to de- fer, ညီနွၢ်ဟူးထီၣ်ဒိကန့ၣ်တၢ်။
De-fi'ance, *n.* a challenge, a provocation, တၢ် တၢ်တၢ်, တၢ်တၢ်န့ၣ်တၢ်။ See DEFY.
De-fi'cien-cy, *n.* want, incompleteness, inade- quacy, တၢ်တထာတဝှဲၤ, တၢ်တဝဲလၢၣ်တၢ်။
De-fi'cient, *a.* incomplete, imperfect, တထာတ ဝှဲၤ; wanting, short, inadequate, တထါ တၢ်, တကိးတၢ်။ See DEFECTIVE.
Dēf'i-çit, *n.* a lack, တၢ်တထာတဝှဲၤ, တၢ်တထါ။
De-file', *v. t.* to make unclean, pollute, cor- rupt, မၤတကဆီ, မၤတၢ်အာ, မၤတၢ်အာတၢ်အာ; — a woman, to debauch, violate, rav- ish, မၤတၢ်ဒီးဒိမိၣ်, မၤကမၣ်ဒိမိၣ်မိၣ်မၤ။ —, *v. i.* to march in a line, file off, ထဲဒိမိၣ်လိၣ် အခံ, ထဲထူၢ်ခဲၣ်ဝဲ —, *n.* a pass, a gorge, ကျဲအိၣ်, ကျဲထာအဆိၣ်လၢကစၢ် အထာၣ်စၢၤ, တၢ် တီၤ, တၢ်ကျိၤ, ကျဲဆဲမိၣ်, ကျဲဆဲလၢ်။
De-file'ment, *n.* uncleanness, foulness, တၢ်တၢ် အာတၢ်အာ; turbidness, တၢ်ဂ့, တၢ်တဆ့ၣ်။
De-fin'a-ble, *a.* limitable, determinable, ထာပ န္နီၤဒေဝဲဒေဝဲအဆၢ်သ့; explainable, ထာပန့ၣ်ဖျါ ထီၣ်အဝှံၣ်အံၤဖဲနွၢ်အိၣ်ညီၣ်သ့။
De-fine', *v. t.* to fix or mark the limits of, န္နီၤ ဒေဝဲဒေဝဲတၢ်အဆၢ်; to explain the meaning of, interpret, ပၢ်ဖျါထီၣ်, န့ၣ်ဖျါထီၣ်တၢ်ကတၢ် အိၣ်ညီၣ်, ဒုးဖျါထီၣ်တၢ်အဝှံၣ်အံၤဖဲနွၢ်အိၣ်ညီၣ်အထိၣ်။

Dēf'i-nite, *a.* having certain limits, fixed, အိၣ် ဒီးတၢ်မၤန့ၣ်မၤထဲတၢ်လီၤတၢ်လီၤဆဲး; exact, pre- cise, လီၤထံၣ်လီၤဆဲး, မူၣ်မူၣ်န့ၣ်န့ၣ်, ထံထံဆဲးဆဲး; of determinate meaning, certain, အိၣ်ဒီးအိၣ် ပညိလီၤတၢ်လီၤဆဲး။
Dēf'i-nite-ness, *n.* precision, exactness, တၢ်လီၤ တၢ်လီၤဆဲး, တၢ်ထံထံဆဲးဆဲး။
Dēf'i-ni'tion, *n.* — of meaning, explanation တၢ်ပၢ်ဖျါထီၣ်တၢ်အိၣ်ညီၣ်, တၢ်အိၣ်ညီၣ်; — of properties, description, တၢ်န့ၣ်ဒေဝဲဒေဝဲ တၢ် အဝှံၣ်အံၤဖဲနွၢ်အဆၢ်။
De-fin'i-tive, *a.* used to define, limiting, ထၢ်ဆဲး ဒီးတၢ်န့ၣ်ဒေဝဲဒေဝဲတၢ်အဝှံၣ်အံၤဖဲနွၢ်အိၣ်ညီၣ်; deter- minate, positive, final, ထာပအစံးဝဲ, ကတၢ်ဝဲ။
Dēfla-gra'tion, *n.* Chem. တၢ်ဆူးထီၣ်တၢ်ထာတၢ်ခၢ်, တၢ်ဒူးအိၣ်တၢ်ထာတၢ်ခၢ်။
De-flect', *v. i.* to turn aside, deviate, swerve, ထဲၤကပၤ, ထဲၤခွဲ, ထဲၤကနွၢ်, မၤအသးကနွၢ်ကပၤ, မၤ အသးခွဲ, မၤအသးကနွၢ်ကပၤ။
De-flec'tion, **De-flex'ure**, *n.* a leaning down- ward, inclination, deviation, တၢ်က့ၣ်လီၤ, တၢ်ကွဲၣ်လီၤ, တၢ်တထာတဝှဲၤ။
Dēflo-rā'tion, *n.* See DEFLOUR.
De-flour', *v. t.* to deface, မၤတၢ်ဒီးအဆဲးအထာ, မၤ တၢ်ဒီးအက့ၣ်အဝှံၣ်; to deprive of virginity, ravish, violate, seduce, မၤတၢ်ဒီးအန့ၣ်ကန့ၣ်အ ထာကတၢ်ထာတၢ်တၢ်ကမၣ်အဆိၣ်။
De-flūx'ion, *n.* တၢ်အထံထဲပုၤလီၤထာတၢ်ဆါအပူၤလီၤ။
De-fō'li-a'tion, *n.* the shedding of leaves, သ့ၣ် လၢ်အူလီၤရွှၢ်; the season of shedding leaves; အဆၢ်အကတၢ်ထာသ့ၣ်လၢ်အူလီၤရွှၢ်ဝဲ။
De-fōrç'e', *v. t.* တီးနားပုၤဂၤအတၢ်ထာအန့ၣ်ဝဲထာတၢ် တီတကြၢ်တၢ်အပူၤ, မၤန့ၣ်ခၢ်ပုၤဂၤအတၢ်။
De-fōrç'e'ment, *n.* See DEFORCE.
De-fōrm', *v. t.* to disfigure, mar, မၤတၢ်ဒီးတၢ်အ က့ၣ်အဝှံၣ်; to dishonor, မၤတၢ်ဒီးအထာကတၢ်။
De-fōrmed', *a.* ugly, အက့ၣ်အဝှံၣ်တၢ်ဒီး, အက့ၣ်အဝှံၣ် တထာတဝှဲၤ, အက့ၣ်အဝှံၣ်တထာတဝှဲၤ။
De-fōrm'i-ty, *n.* irregularity of shape or form, distortion, ugliness, တၢ်အက့ၣ်အဝှံၣ်တဝှဲၤ, တၢ်ဒီးဝဲဒဲ အံၤဖဲနွၢ်; — of character, အထ ကဲၣ်ပဝဲတဝှဲၤတၢ်။ See DEFORM.
De-fraud', *v. t.* to deprive another of his right

ā, ē, ī, ō, ū, y, long; ä, é, ï, ö, ü, y, short; cāre, fār, lāst, fāll, whāt; thēre, vøjil, tērm; pique; done, fōr,

by artifice, deception or fraud, to cheat, deceive, လိနွှင်အိမ်ပျာဂအတော်.

De-fraud'ment, *n.* တော်လိနွှင်အိမ်ပျာဂ. *Obs.*

De-fräy', *v. t.* to pay expenses, bear the charges of, ခိုခံရုံး, ဟုတ်အပွား, တူတော်အိမ်ပျာဂအိမ်ပျာဂ.

De-fräy'ment, *n.* payment of charges, တော်ခိုခံရုံး, တော်တူတော်အိမ်ပျာဂအိမ်ပျာဂ, တော်တူခွဲလားအလား ဝဲလားတော်အိမ်ပျာဂအိမ်ပျာဂ.

Dëft, *a.* apt, dexterous, handy, neat, ထားထမ်း တော်ခိုခံရုံး, မဟုတ်သွေ့ညှိ, သူတော်ညှိ.

De-funct', *a.* dead, deceased, သံဃိ, ကတော်ကွန်.

De-fy', *v. t.* to provoke to a combat, challenge, dare, တားနွှင်တော်, တားနွှင်တော်ခိုခံရုံးအကရူးလိပ်အသား.

De-g'ën'er-a-gy, De-g'ën'er-ä'tion, *n.* the state of being degenerate, decay, deterioration, တော်ဆုံးလီးရှားလီး, တော်တဂုဂ် လားသီ အသား, တော်အိမ်ပျာဂ, တော်လီးရှားဂ်. See DEGENERATE.

De-g'ën'er-ate, *a.* deteriorated, base, mean, ထား အဘဉ်ဆေးဖိတော်ဂုဂ်လဲကူးအသား ဆူတော် တဂုဂ်, လိပ် လီး, ထားဆုံးလီးရှားလီး, တဂုဂ်ဘဉ်ဂ်လားသီအသား.

De-g'ën'er-äte, *v. i.* to grow poorer, meaner, or worse, deteriorate, လိပ်လီး, ဆုံးလီးရှားလီး, လဲကူးအသားဆူအတဂုဂ်, ထားလိပ်.

De-glü'ti-näte, *v. t.* to unglue, အိမ်ပျာဂကူးတော်ထား အိမ်ပျာဂဘဉ်, မဟုတ်ကူးတော်ထား အိမ်ပျာဂဘဉ်.

Dëg'lu-ti'tion (-tish'un), *n.* တော်ထူဂ်လိတော်.

Dëg'ra-dä'tion, *n.* disgrace, degeneracy, baseness. See DEGRADE.

De-gräde', *v. t.* to deprive of rank or office, reduce, တွှင်လီးလိပ်; to abase, debase, demean, မဟုတ်လီးရှားလီးအထားကဒီး.

De-gree', *n.* a step, တော်အပတီဂ်, အတီး, အထား; a step in lineage, အစား, အစား, အစားအသွဉ်; measure, extent, gradation, အထိဂ်အထိဂ်; rank, grade, ဘဉ်ဆေးဖိအိမ်ပျာဂ, အဖျိဂ်အထိဂ်, အဖျိဂ်အထိ, အထားအစားလိပ်လဲလား; a title, grade or rank to which scholars are admitted by a college or university, အထိဂ်အထိဂ်ထားဖျာ ဖိးနွှင်ဝဲထားကူးဖိးဖျိဂ်အထိဂ်အထားထား မှာ မှာ အ သူ ထဲ အထိဂ်နွှင်; as, the degree of Doctor of Medicine M. D. ကထိဂ်သရဉ်; Doctor of Divinity, D. D. သရဉ်အိမ်ပျာဂအထိဂ်အထား ဖိးဖျာ ဖိး အ တော်အိမ်ပျာဂအထိဂ်အထား.

De-grees'by, *adv.* step by step, တထားဖိးတထား, တတီးဘဉ်တတီး တ တီး တဉ် တ တီး; gradually, တထားဖိးတထားတထားဖိးတထား, ကထိဂ်ကထိ, တနိုးတနိုး, တထိတထိ.

Dë'i-g'ide, *n.* တော်မာသံခရံဂ်.

Dë'i-fi-cä'tion, *n.* exaltation to the rank of a deity, apotheosis. See DEIFY.

Dë'i-fy, *v. t.* to make a god of, apotheosize, ခူး ဂဲထိဂ်တော်ထားကစား; to regard or revere as a god, ဖ်ဂဲတော်ဂ်ဖျာအထိ, ဖျိဂ်တော်ဂ်ဖျာအထိ.

Deign, *v. i.* to think worthy, vouchsafe, condescend, ဆိဂ်လိပ်အထားခရံဝဲထားမဟုတ်မဟုတ် ဖျိဂ် တော်အပူ, ဆိဂ်လိပ်အထားခရံဝဲဖိးဖ်ဂဲပျာဂထားက ကြားနွှင်တော်ခိုခံရုံးနွှင်.

Dë'ism, *n.* ဝှာ deist အစဉ်တော်. See DEIST.

Dë'ist, *n.* a theist, a free-thinker, မှာထားအထူဂ် လိပ်အထားထားဖျာအိမ်ပျာဂအထိ, ဖျာအထိဂ်တထိဂ်ထိ ဖိးဝဲခရံ. See INFIDEL.

De-ist'ic, De-ist'ic-al, *a.* ဆဉ်ဆေးဖိး deism or deists.

Dë'i-ty, *n.* the Deity, God, ဖျာ, ကစားဖျာ; the God-head, ဖျာအစဉ်ခရံ; a god or goddess, ကစားတက ထုဂ် လာလာ ထားဖျာ ထားဝဲ; a demigod, ကစားသံခရံမုဂ်ဆါ, ကစားမုဂ်ဘဉ်သရဲသား.

De-jëct', *v. t.* to dispirit, dishearten, discourage, မဟုတ်ညှိးလိပ်လိပ်, မဟုတ်ဘဉ်လိပ်လိပ်, မဟုတ်ခရံ သူဂ်တထိဂ်အထား, မဟုတ်ထူးမဟုတ်ထူး, မဟုတ် ထား လိပ် ရှား လိပ်ထားအစဉ်အထိ.

Dë'jeün-er (dä'jhū-nä), *n. Fr.* a breakfast, တော် အိမ်ပျာဂအထိဂ်.

De-jëc'tion, *n.* disheartenment. See DEJECT.

De-läy', *v. i.* to linger, tarry, အိမ်ပျာဂကထိဂ်, အိမ်ပျာဂ ဆူ ထားလူ, အိမ်ပျာဂကထိဂ်. —, *v. t.* to defer, put off, procrastinate, အိမ်ပျာဂထိဂ်ထိဂ်, ဖ် နိုး ဖ်ထိ, ဖ်ထိဂ်ဖ်ဖျိဂ်, တနိုး ဘဉ် တနိုး; to retard, detain, hinder, ခူးအိမ်ပျာဂကထိဂ်, ခူးအိမ်ပျာဂ, ခူးအိမ် ဆူထားလူ. —, *n.* procrastination, hindrance, detention. See DELAY, *v. i.*

De-lëc'ta-ble, *a.* delightful, most pleasing, ထား အစားသူဂ်ဖျာထားညှိဖျာ, ထားအစားဖျာထား, ထား ဖ် အဲဂ် အိမ်ပျာဂ.

Dë'lec-tä'tion, *n.* great pleasure, delight, တော် ခူးသူဂ်ဖျာထားညှိဖျာ, တော်ထားအစားမုဂ်ထားဖျာထား.

dg, wölf; färl, rüde, push; e. i. o. silent; ç ass; çh as sh; g' as j; g' as in g'et; s as z; x as gz; n as in linger.

Dél'e-gâte, v. t. to send with authority to transact business, commission, depute, ဟုန်ပွားအဖိကမိလောအကထဲမေတော်ထံတော်နှား; to send as one's representative, မပွားထဲမေတော်ထံတော်ရီး,ဒူးကဲပွားထဲပခာ်း; to intrust to the care of, assign, commit, ဟုန်ပပွားထဲပတော်ထံမူးအရ်.—, n. ခာ်းတဂ,ပွားထဲအမ့ပွားဂအခာ်းတဂ.

Dél'e-gã'tion, n. the act of delegating; a delegate or delegates. See DELEGATE.

De-lète', v. t. to blot out, erase, ဣြ်ကွံင်,မဟးဂီးကွံင်တော်ကွဲး; to destroy, ဒူးဟးဂီးကွံင်.

Dél'e-té'ri-ou's, a. destructive, pernicious, poisonous, ထာအမေအပွား,မေဆီပွား,မေဖျိန်ပွား,မေတုန်သုန်တုန်သုန်ပွား.

De-lib'er-ate, v. i. to consider maturely, reflect upon, ponder, ကာ်ကိန်,ကာ်ကိန်ထိပ်ပ်,ကုန်ထိန်ပေထီမိကမိန်တော်ထံဂ်းထဲကျိ.

De-lib'er-ate, a. formed with deliberation, ထပ်စားမိမိန်မိမေတော်, ကဲထိန်ထာတော်ကာ်ကိန်, ကုန်ထိန်ပေထီတော်ထီတော်ထီဆဲးအပွား; not hasty, slow, ကထီကထီ,တော်သညးသပွား,စာ,တဆူထပ်.

De-lib'er-ate-ness, n. calm consideration, တော်ညီနွှ်မိမိန်မိမေတော်ထံအံင်နွှ်ထံထံဆဲးဆဲး.

De-lib'er-ã'tion, n. mature reflection. See DELIBERATE, v. i.

De-lib'er-a-tive, a. pertaining to deliberation, ထပ်စားမိမိန်မိမေတော်,ထပ်စားမိမိန်တော်တော်; apt or disposed to deliberate, ညီနွှ်မိမိန်မိမေတော်.

Dél'i-ca-cy, n. delightfulness, တော်စုန်တော်ပဟ; fineness, nicety, smoothness, တော်စက်ကုန်,တော်ကဆုန်ကဝံ; daintiness, fastidiousness, တော်ညီနွှ်သးထပ်ထာ; critical nicety or accuracy, တော်နီးတော်တံတံဆဲးဆဲးသ့; a dainty, a nicety, တော်အိန်ဝံင်,တော်အိန်ထာအဝံင်ထီ. See DELICATE.

Dél'i-cate, a. smooth, ဘျာကဆုန်; fine, nice, စက်ကုန်, ကဆုန်ကဝံ; nice to the taste, delicious, toothsome, ဝံင်,ဝံင်ထီ; careful to avoid whatever excites shame, ညီနွှ်ပထီထဲထဲထာတော်မေမဲင်ဆူးတော်; not robust, tender, frail, feeble, ထင်ဂ်းစက်ထီစက်တကျာ,တနီ.

Dél'i-cate-ness, n. See DELICATE.

De-li'ciou's, a. highly pleasing to the taste, exquisite, ဆာ, ဆာစုန်ထုန်ကထပ်,ဝံင်, ဝံင်ထီ; yielding great delight, delightful, ညီနွှ်မေသုန်ဖွံသးညီပွား, ထပ်စားမိမိန်တော်မေမုန်မေစုန်ပသး.

De-li'ciou's-ness, n. See DELICIOUS.

De-light, v. i. to be much pleased or rejoiced, ဝံင်သုန်ဝံင်သး,သုန်စုသးစု,သုန်စုန်သးစုန်,သုန်ပိသးဝေ.—, v. t. to affect with great pleasure,

မေမုန်ထာပွား, မေသုန်စုသးစုသုန်ဖွံသးညီပွား, မေသုန်ပိသးဝေပွား.—, n. a high degree of pleasure, extreme satisfaction, joy, တော်စုန်ထာတော်, တော်သုန်စုသးစု, သုန်ဖွံသးညီတော်; the cause of delight, တော်ဒူးသုန်ဖွံသးညီပွား, တော်မေမုန်ထာပွား.

De-light'ful, De-light'some, a. highly pleasing, စုန်,စုန်,စုန်စုန်စုန်,စုန်စုန်ပဟပဟ.

De-light'ful-ness, De-light'some-ness, n. pleasantness, တော်စုန်တော်စုန်, တော်စုန်တော်ပဟ.

De-lin'e-ate, v. t. to exhibit or indicate by lines drawn in the form of, draw, picture, portray, ကွဲးပျိုထိန်တော်ထဲကွဲးထဲဂီးမေအထဲသးစံအံင်နွှ်; to describe, ခဲင်ပျိုထိန်,ထဲပျိုထိန်တော်မေထဲသးထဲဂ်းထီစံအံင်နွှ်.

De-lin'e-ã'tion, n. a sketch, a description, တော်ထဲကွဲးထဲဂီးထာထပ်ကွဲးထဲသး. See DELINEATE.

De-lin'quen-cy, n. failure of duty, a fault, တော်မေထီထပ်ပွားထာပမေတထာထဲပွားထပ်.

De-lin'quent, a. failing in duty, တမေထပ်တော်မေထာထဲထီထပ်ပွား.—, n. an offender, ပွားထာထဲတမေထပ်တော်မေထာထဲထီထပ်ထီ.

Dél'i-quãte, De-liq'ui-ãte, v. i. to melt by imbibing water from the air, dissolve, ပွ်.

Dél'i-quẽsçe' (-kwẽs'), v. i. See DELIQUATE.

De-lir'i-ou's, a. wandering in mind, light-headed, မေထဲသးကန်ကဲ, မေထဲသးတဂူတဂီး,ကန်ကဲပျို;—from the effects of fever, သွန်ပျို, သွန်ပျိုသွန်ပျို.

De-lir'i-um, n. mental aberration, derangement, တော်ဆီထဲပျိုထဲထီ. See DELIRIOUS.

De-liv'er, v. t. to free, liberate, release, discharge, မေပူပူ,ပျိုတော်; to save, ထုန်ကွဲးစိန်ကွဲး,စုန်ကွဲး ပြီးကွဲး; to make over, commit, entrust, ထုန်ထီပင်ထီကွဲး,ပထီ, ပထီပစု; to

a,ê,i,ô,u,y, long; ä,ë,i,ö,ü,ÿ, short; cãre, fãr, læst, fãll, whãt; thẽre, vøil, tẽrm; piquẽ; dõne, fõr,

utter, pronounce, ခံ၍ထုတ်တော်, ကတိတော်;
 —in accouchment, မီးပွား, မိတ်ပွား.—
 Deliver up, to surrender, ယှဉ်လီကွံင်.
 De-liv'er-ance, De-liv'er-y, *n.* See DELIVER.
 Dëll, *n.* a small retired valley, a ravine, တၢ်ကြိ, တၢ်လီကတိ, တၢ်လီဆော့, တၢ်လီပဟ်.
 Dël'tá, *n.* ထံထိုင်အစ္စ.
 De-lüde', *v. t.* to mislead, beguile, impose on, လီန့ၢ်ပွၢ်, လီကခိလီကခါ, လဲးကခိလဲးကခါ.
 De-lüd'er, *n.* a deceiver, an impostor, ပုလီတၢ်ဖိ.
 Del'uge (dël'uj), *v. t.* to inundate, လှံဘာ.—, *n.* an inundation, a flood, ထံလှံဘာတၢ်.
 De-lüs'ion, *n.* တၢ်လီကခိလီကခါ, တၢ်လီတၢ်ပွၢ်တၢ်.
 De-lüs'sive, De-lüs'so-ry, *a.* misleading, deceptive, လၢဆလီတၢ်ပွၢ်တၢ်, လီကခိလီကခါတၢ်, ထွဲကခိလွဲကခါတၢ်.
 De-lüs'sive-ness, *n.* See DELUSIVE.
 Dëlve, *v. t.* to dig, ချိုင်, ချိုင်တၢ်, ချိုင်ခွိုင်တၢ်, ချိုင်လီတၢ်.
 Dëm'a-gügüe (-güg), *n.* ပုလီဆညိန့ၢ်ထိုင်တုးထိုင် ဝဲပုလီဖိယၢ်ဖိသ့ၣ်တဖၣ်ခိသိးအကပိၣ်ထွဲအခိတၢ်.
 De-mánd', *v. t.* to claim with authority, မၤယှဉ်တၢ်, ယုန့ၢ်တၢ်ခိပၤတၢ်ခိသိး, ယုန့ၢ်တၢ်ခိသိးအမ့ၢ်အတၢ်ခိသိး; to inquire authoritatively, ask, question, သံကွၢ်တၢ်ခိသိးပုလီဆလီတၢ်သံကွၢ်ခိသိး; to require (a price) in selling, မိတၢ်ဆပွၢ်ပွဲၤအံၤပွဲၤန့ၢ်, ဗုတၢ်ဆပွၢ်ပွဲၤ အံၤ ပွဲၤ န့ၢ်.—, *n.* a requisition, a request, a claim, တၢ်လၢပုလီဆလီတၢ်ဆၢန့ၢ်ဝဲ, မိၣ်န့ၢ်ဝဲ, တၢ်လၢပုလီဆလီတၢ်ဆၢန့ၢ်မိၣ်န့ၢ်. See DEMAND, *v. t.*
 Dë'mar-ki'ation, *n.* division, တၢ်လၢအတၢ်မၤနီၣ်မၤလဲးအသး, တၢ်လၢတၢ်ဆၢန့ၢ်ပုလီဆလီတၢ်ဆၢအဖိ, တၢ်ပုလီတၢ်ဆလီတၢ်ဆၢအဆၢအဖိ.
 De-mëan' (one's self), *v. t.* to behave, conduct, မၤဆသးခိသိးန့ၢ်, မၤဆတၢ်ပဝ်ခိသိးန့ၢ်; to degrade (one's self), မၤဆဲးလီၤစ့ၤလီၤဆလီတၢ်ဆၢဝဲ.
 De-mëan'or, *n.* conduct, behavior, deportment, တၢ်ဆဲးဆမၤ, အထိုင်အဆိး, ဆတၢ်ပဝ်.
 De-mër'it, *n.* a fault, a crime, တၢ်ကမၣ်, တၢ်ခိးဆး, တၢ်ကြးတူၢ်တၢ်ခိးဆး.
 De-mësne' (-meen'), *n.* a manor-place, an estate, တၢ်ခိၣ်ခိၣ်ကတိလၢပုလီဆလီတၢ်ဆၢခိၣ်ခိၣ်ပၤတၢ်ဆၢခိၣ်ခိၣ်မၤပၢ်ဆၢ.

Dëm'i, *pref. in composition*, half, တဝ်, တခိ, တကွံင်.
 Dëm'i-gü'd, *n.* ကခိသိးခိၣ်မ့ၢ်ဆါ, နိပဲးတၢ်ဆဲးခိၣ်ခိၣ်ကတိကခိတကွံင်တၢ်ဂၤတကွံင်.
 De-mise' (miz), *v. t.* to bequeath, will, ဘူးမီးဆကသံဝဲဆကတၢ်န့ၢ်ယှဉ်ထိုင်လၢပုလီဆလီတၢ်ဆၢတၢ်စုလီၤခိၣ်ခိၣ်.—, *n.* transference, bequest, တၢ်ဆုသါကွၢ်တၢ်စုလီၤခိၣ်ခိၣ်, တၢ်ဆမိကမိလၢဆကတၢ်တၢ်ခိၣ်ခိၣ်န့ၢ်; the death of a king or of an important person, မိပၤဆတၢ်သိ, ပုလီဆခိၣ်ဆတၢ်သိ.
 De-mit', *v. t.* to lay down, as an office, ပၢ်တၢ်ကွံင်အလီၤ, ဟးထီၣ်လၢတၢ်မၤဆလီတၢ်ဆၢလဲ; to yield, submit, ဆိၣ်လီၤဆသးလၢတၢ်မၤခိၣ်ခိၣ်န့ၢ်.
 De-möc'ra-cy, *n.* (ဒေမိုကရေစီ) တၢ်ပၤတၢ်တကလှံထၢဆမ့ၢ်ထံဖိကိၣ်ဖိခိၣ်ညိၣ်ပီတုတၢ်လၢဆဂီၢ်ခိၣ်ဝဲ.
 Dëm'o-crat, *n.* ပုလီဆတၢ်ဆသးလၢ democracy.
 De-möl'ish, *v. t.* to pull down, raze, destroy, overthrow, မၤလီၤပွဲၤ, ဂုလီၤပွဲၤ, ချိုင်လီၤပွဲၤ, မၤတၢ်ဂီၤကွံင်, ဆိၣ်လီၤ, ချိုင်လီၤ.
 Dë'o-li'tion, *n.* destruction, ruin. See DEMOLISH.
 Dë'mon, *n.* an evil spirit, သဲးသး, နံၣ်ဖိၤပွဲၤဖိ.
 De-mö'ni-ac, *n.* one possessed by a demon, ပုလီဆနံၣ်ဖိၤပွဲၤဖိအိၣ်လၢဆလီ, ပုလီဆတၢ်နီၣ်အိၣ်လၢဆလီ.—, *a.* See DEMONIAL.
 Dëm'o-ni'ac-al, *a.* resembling demons, devilish, very bad, လီၤဂၢ်နံၣ်ဖိၤပွဲၤဖိ, တၢ်နီၣ်ဆကတၢ်.
 Dë'mon-öl'o-gy, *n.* ထံထိုင်ဆနံၣ်ဖိၤပွဲၤဖိ, သဲးသးသ့ၣ်တဖၣ်အဂီၢ်အကွၢ်.
 De-mön'stra-ble, *a.* capable of proof, လၢဆခုးန့ၢ်ဖျါထီၣ်တၢ်ဆၢလီၤတၢ်လီၤဆဲးတုၤပနံၣ်ကမၣ်တၢ်ဆလီတဖၣ်တၢ်.
 Dëm'on-sträte, *v. t.* to make evident by reasoning, prove, ခုးန့ၢ်တၢ်ဆၢလီၤတၢ်လီၤဆဲးတုၤပနံၣ်ကမၣ်တၢ်ဆလီတဖၣ်တၢ်; to show, မၤဖျါထီၣ်တၢ်.
 Dëm'on-strät'ion, *n.* incontrovertible proof, သဲးသ့ၣ်လၢဆၢလီၤတၢ်ဆလီတဖၣ်တၢ်; an exhibition, a manifestation, a show, တၢ်မၤဖျါထီၣ်တၢ်. See DEMONSTRATE.
 De-mön'stra-tive, *a.* tending to demonstrate, လၢဆမၤဖျါထီၣ်တၢ်ဆၢလီၤတၢ်လီၤဆဲးတုၤပနံၣ်ကမၣ်တၢ်; apt to express much, frank, open, လၢဆတဲတၢ်ညိ, လၢဆတပၢ်ခုးသ့ၣ်တဖၣ်ဆိခိၣ်တၢ်.

dg, wqlf; furl, ryde, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.



Dēm'on-strā'tor, *n.* See DEMONSTRATE.
 De-mör'al-i-zī'tion, *n.* See DEMORALIZE.
 De-mör'al-ize, *v. t.* to corrupt or undermine the morals of, မဟေးဂီသေးအဝှေ့, မဟေးဂီတော်အလှိုအထော်အဝှေ့; to discourage, မစော်လီသေး.
 De-mül'çent, *n.* ကသိန်ထားအမေရ်လီကုတော်ဆါ, ကသိန်ထားအမေရ်လီသီးကုတော်ဝှေ့. —, *a.* softening, mollifying, ထားအမေရ်လီကုတော်ဆါ, ထားအညီနှို်မေရ်လီသီးကုတော်ဝှေ့တော်ကျူ.
 De-mûr', *v. t.* to suspend proceedings in view of doubt or difficulty, delay, အိန်ဆိကတိ်ဝိစဲလဲအသေးဒုဒိတော်အဆိ. —, *n.* suspense, pause, တော်အိန်ဆိကတိ်ဝိစဲလဲအသေးဒုဒိတော်အဆိ.
 De-müre', *a.* of modest look, grave, ထားအပတ်သပှ်အသေး, သညှေးသပှ်, အိန်မီးတော်ကရုလီတော်.
 De-müre'ness, *n.* gravity. See DEMURE.
 De-mür'rage, *n.* တော်ဆိန်လိးစူထားတော်မေလိတ်မေထားတော်အဆိ. See DEMUR.
 De-mÿ', *n.* စးမိဘကလုန်; half, တဒိ, တဝ်. See DEMI.
 Dën, *n.* — for wild beasts, a haunt, ဆိန်မိကိ်မိအတဝါ; — for concealment, a retreat, a resort, တော်ပူထားအိန်တဒါ, အိန်ခူသုန်အလိ်.
 Dën'a-ry, *n.* ten, ထံဆိန်(၁၀); tenfold, အစးတဆံ.
 De-nā'tion-al-ize, *v. t.* မဟေးဂီအထံမိကိ်မိအကလုန်ခပ်ဝိသီးအကလဲထီန်ပှေ့ကလုန်အဂါ.
 Dën'gue, *n.* a kind of epidemic, rheumatism, တော်ဆါခွန်ဆဲ, တော်ဆါခွန်ဆိန်* ထားအဆိန်ဝ်ပှေ့တမ့.
 De-nī'a-ble, *a.* ဝှေ့လိင်တော်အလိ်အိန်ဝဲ. See DENY.
 De-nī'al, *n.* a contradiction, negation, တော်ဝှေ့လိင်တော်, တော်သမေတော်; a refusal to grant, rejection of a request, တော်ကညီကညါပှေ့အဆုတော်, ကညီဝဲကြီးကြီး; a refusal to acknowledge, disavowal, တော်ကညီကညါတော်ထားအဝှေ့တမံမံ, တော်သမေတော်အဝှေ့တမံမံ. See DENY.
 Dën'i-zen, *n.* a dweller, an inhabitant, ပှေ့အိန်ထားထံဂါကိ်ဂါမီးနှု်အနှု်, အအိန်အဆိးထလိ်ဝိထံမိကိ်မိအသီး. —, *v. t.* to make a denizen, enfranchise, မေကဲထီန်ပှေ့ထံမိကိ်မိတဂါ.
 De-nöm'i-nāte, *v. t.* to name, entitle, designate, ထု်အမံ, ထု်အမံ, ကီးအမံ.
 De-nöm'i-nā'tion, *n.* a name, an appellation, အမံ, အမံအဆိ; a class of persons or things under the same name, a category, အမ့,

အကလုန်, အခွန်အထား; a body of people called by the same name and worshipping alike, a sect, ပှေ့ကဏ္ဍါထားအတော်သုန်တော်ထါအလှိုအထော်လီပလိင်လိင်အသေး.
 De-nöm'i-nā'tion-al, *a.* ဆိန်ဆေးမီး denomination.
 De-nöm'i-nā'tor, *n.* တော်အမံ; *Arith.* ထု်မံမိ, ၆ အံ, ၃, ၅ ဝှေ့ denominator.
 Dën'o-tā'tion, *n.* See DENOTE.
 De-nôte', *v. t.* to mark, မးခိန်; to indicate, ခွန်ဗျါ, ခွန်ခွန်; to signify, mean, intend, ထဲပှေ့ထီန်အမိပညီ, ထဲပှေ့ထီန်အဝှေ့အဝှေ့.
 De-nounce', *v. t.* to declare, threaten, ကတိ်ဗျါထီန်တော်မီးစံးဝဲထားအတတိ်ကကြိ, တဂှေ့ထုန်, ကတိ်ပှေ့တော်ထားပှေ့ထားထါ; to inform against, stigmatize, ပတ်တော်ခဲးထားထားပှေ့ထားထါ, ဆိတ်တော်ထားပှေ့ထားထါ.
 De-nounce'ment, *n.* See DENOUNCE.
 Dëuse, *a.* thick; as, dense fog, ဖှေ့လီခဲး, ဖှေ့လီထီန်; as, dense jungle, တော်ခဲး; close, compact in substance, အိန်သိန်တံ, တံခဲး, ကိခဲး, ထီန်ဝဲ.
 Dëuse'ness, Dën'si-ty, *n.* compactness, closeness, တော်တံ, တော်ဆုန်တံဆုန်ဗျါ.
 Dënt, *v. t.* to make a dent upon, indent, bruise, ဆိန်လီထား, မေထီထား, မေထီထား, မေပံန်သီး, မေထီထား. —, *n.* an indentation, a bruise, တော်လီထား, တော်ထီထား, တော်ပံန်သီး.
 Dën'tal, *a.* pertaining to the teeth, ဆိန်ဆေးမီးခဲး; pronounced from the teeth, ဆိန်ဆေးမီးတော်မေထီန်တော်ထားပှေ့ထီန်ပှေ့ထုန်ထုန်ပဲထုန်ဆေးမီးပခပ်ခိန်တဒိ.
 Den-tic'ü-late, Den-tic'ü-lā'ted, *a.* notched, အိန်မီးခဲး, အိန်မီးခဲးတတုန်တတုန်ခဲးလွေးအသီး.
 Dën'ti-frige, *n.* a tooth-powder, ကသိန်ကြွန်ဝဲ.
 Dën'tist, *n.* ကသိန်သရန်ထားအကထံကထီမေဂှေ့ပဲထဲသု.
 Dën-ti'tion, *n.* the cutting of teeth, တော်အထဲထီန်.
 De-nüde', De-nü'date, *v. t.* to strip, ဘုန်လီကွန်တော်, ဘိန်လီကွန်တော်; to uncover, make naked, ဘိန်ထီန်, ဘိန်လီ, ပတ်ဗျါထီန်တော်, မေဘုန်ဆု.
 De-n'ü-dā'tion, *n.* baring, See DENUDE.
 De-nün'çi-ā'tion (shĭ-ā'shun), *n.* See DENOUNCE.
 De-nÿ', *v. t.* to contradict, gainsay, ဝှေ့လိင်, ထမေး; to refuse to grant, withhold, ကညီကညါ,

ä, ê, î, ò, ù, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre, fär, läst, fäll, whät; thère, veil, tērm; pique; done, fôr,

ကဏ္ဍိန်ကည; to disown, reject, abjure, စူး
 ကွံင်ဝဲ, ဝဲပုလဲဝဲ, သမာဝဲ.
De'ob-strüct', *v. t.* မေကွံင်တံကြိကံင်တံတံ.
De-üb'stru-ent, *a.* an aperient, ကသိန်မေတိမိ
 ကွံင်တံတံတံတံတံတံပမံပညာ်ကျါသ့.
Dë'o-vo-län'te, *Lat.* (by contraction, D. V).
 ယွာမ့ၤယွာ်အွဲး.
De-pärt', *v. i.* to go from, quit, leave, တးတး
 ထီၣ်; to deviate, သဲကတေကွံင်; to be no
 more, pass away, vanish, သဒါကွံင်, တါမိ
 ကွံင်, သဲသဒါကွံင်. See ခမူ. ၄: ၂၁; to die, de-
 cease, သးတးထီၣ်ကွံင်, သိ.—Depart from, to
 abandon, forsake, တးထီၣ်ကွံင်, တးသဒါကွံင်.
De-pärt'ment, *n.* part, portion, subdivision,
 တံမေတံဆဲးလီၤလီၤဆီၤလီၤအသးဘပူၤဒီးတပူၤ, တံ
 နီၤဒီးလီၤဆီၤတံဆဲးဘပူၤဒီးတပူၤတပူၤဒီးတပူၤ.
De-pärt'üre, *n.* death, decease. See DEPART.
De-pënd', *v. i.* to be suspended, removal, လီၤ
 ဝဲ, အိၣ်လီၤဝဲ; to rely on for king support,
 သဒါထီၣ်အသးလတံတံတံတံ; to confide in,
 စူးဝဲဒုၣ်ဝဲ; to rely, trust, နံၣ်, စူးက့ၤနံၣ်က့ၤ, သ
 တံသဒါအသး.
Dë-pënd'enge, **De-pënd'en-çy**, *n.* the state of
 being dependent (on something else),
 တံသတံသဒါထီၣ်အသးလတံတံတံ.
De-pënd'ent, *a.* hanging down, pendent, လာအ
 လီၤဝဲ; as, a dependent branch, သ့ဒုလီၤဝဲ;
 relying on for support, သာအသဒါအသး;
 as, dependent on God, သာအသဒါအသးလ
 ယွာ. —, *n.* a retainer, ပုၤလတံသတံသ
 ဒါအသးလပုၤဂၤ, ပုၤလတံသတံသဒါအသးလပုၤဂၤ.
De-pënd'ing, *a.* not yet decided, ကာအတမာဝဲ
 မေကဲ, တစံၣ်ညိၣ်ဝဲဒ်ဒ်ဆဲး. See PENDING.
De-pict', *v. t.* to portray, delineate, ကွဲးတံအ
 ကျဲးအဝဲ, ကွဲးတံဂီၤတံဒိၣ်; to describe, ကတိ
 ဣထီၣ်တံအဝဲအကျဲးအဒိအဝဲ.
De-pläte', *v. t. Med.* to unload the vessels of
 the system by blood-letting or physic,
 မေတံထီၣ်သ့ၣ်မ့ၤဂ့ၤ, ဒုးအိကသိၣ်လူမ့ၤဂ့ၤ;
 to empty or unload, မေစ့ၤလီၤတံထီၣ်သးပုၤ.
De-plät'ion, *n.* See DEplete.
De-plör'a-ble, *a.* lamentable, pitiable, ကာပုၤ

သ့ၣ်အုးသးအုးလတံအဝဲ; occasioning grief,
 grievous, sad, လာအဒုးသ့ၣ်အုးသးအုးတံ;
 wretched, ဖြိၣ်သံသံဂီၤဒုးမး.
De-plöre', *v. t.* to mourn, lament, weep, သ့ၣ်အုး
 သးအုး, ကတုကတုတံလတံအံတံန့ၤအိၣ်အမိ.
De-ploy', *v. t.* to open, extend; as, to deploy
 troops into line of battle, သလံထီၣ်သုးဝဲ
 သိၣ်တံလတံအံၣ်ညါ.
De-plüme', *v. t.* မေလီၤအုကွံင်အဆုၣ်အဒိ.
De-pöne', *v. t.* to depose. See DEPOSE.
De-pö'nent, *n.* an affiant, ပုၤအုၣ်ဒိၣ်အသးလတံပိၣ်
 အမဲၣ်ညါ, သးသ့ၣ်*.
De-pöp'ü-läte, *v. t.* to dispeople, မေလၢကွံၣ်မေ
 တါမိကွံင်ထံဖိကိၣ်ဖိလၢကိၣ်ပုၤ.
De-pöp'ü-lät'ion, *n.* တံမေလၢကွံင်ထံဖိကိၣ်ဖိလၢကိၣ်
 ပုၤ.
De-pört', *v. t.* to transport, exile, banish, မိၣ်
 ကွံင်ဆုၣ်လီၤတပူၤဒုၣ်, မိၣ်ထီၣ်ကွံင်ပုၤဆု ထံဂၤကိၣ်ဂၤ;
 —one's self, to conduct, behave, မေ
 အသးအံၣ်ဒုၣ်, မေအတဲးပဝဲဒ်အံၣ်ဒုၣ်.
Dë'por-tät'ion, *n.* transportation, banishment,
 exile. See DEPORT, *v. t.* 1st def.
De-pört'ment, *n.* behavior, conduct, demean-
 or, အတံဖဲတံမေ, အတဲးပဝဲ.
De-pöse', *v. t.* to lay down, ဖ်လီၤ, ဖ်လီၤကွံင်; to
 divest of office, displace, degrade, တံ
 လီၤကွံင်အလီၤ; to bear testimony before a
 magistrate, depone, အုၣ်ဒိၣ်အသးလတံပိၣ်
 အမဲၣ်ညါလတံအံၣ်တံန့ၤအိၣ်.
De-pös'it, *v. t.* to lay down, put, place, ဖ်လီၤ
 ဖ်; to lay up, store, ယုၣ်လီၤဖ်ကျိၣ်ဖိဒုးမိ,
 ဖ်ဒိၣ်တံ; to commit, intrust, ယုၣ်ဒိၣ်လီၤ
 တံ.—, *n.* တံဖ်လီၤဝဲ, တံယုၣ်လီၤဖ်, တံ
 ဖ်ဒိၣ်တံ, တံဒိၣ်လီၤတံ.
De-pös'i-ta-ry, *n.* a trustee, a guardian, ပုၤလ
 အပုၤအတံတံယုၣ်လီၤဖ်လီၤတံလတံအစုပုၤတံ.
Dëp'o-sit'ion, *n.* a laying down, တံဖ်လီၤ; that
 which is deposited, a deposit, တံလတံ
 ယုၣ်လီၤဝဲ; testimony given on oath, တံ
 လတံပုၤထီၣ်ထံဒိးအုၣ်ဒိၣ်ဆိၣ်လီၤအသးအံၣ်ဒုၣ်; a
 deposing from office, removal, displace-
 ment, တံတုၣ်လီၤအလီၤ.

du, wolf; für, rude, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; n as in linger.

De-pōs'i-to-ry, *n.* a place of deposit, တပ်ပန်ခို
 ခံလိ၊ခံလိဝဲပန်ခိုတပ်,ပန်လိတပ်လားစုပူ။
 De-pōt' (de-pō', or dē'po), *n.* Fr. a railway sta-
 tion, တပ်ခိုကတိခံလိ; a place of depos-
 it, a warehouse. See DEPOSITORY.
 Dēp'ra-vā'tion, *n.* a state of corruption or
 profligacy, တပ်လားဂီ,တပ်တကဆီ; the act of
 depraving or corrupting, တပ်မတကဆီ,
 တပ်မလားဂီတပ်ခံလိခံလိ.
 De-prāve', *v. t.* to make bad or worse, vitiate,
 corrupt, မလားဂီ,မတကဆီ,မလိဆုတ်တပ်ဂီမီး
 တပ်တဂီ.
 De-prāv'i-ty, *n.* the state of being depraved,
 vitiation or corruption of mind and
 heart, extreme wickedness, တပ်လားဂီ,တပ်
 တကဆီ,သုတ်တဂီသားတဂီ,သုတ်တမီးသားတဆီ.
 Dēp're-cāte, *v. t.* to pray against, ဗုပူဖွေး,ဗုပူ
 ဝဲလားတပ်ခံလိခံလိခံလိ; to feel strong de-
 sire that a thing may not be. မိသုတကဲ
 ထိတ်တဂီ,မိသုတမာအသားခံလိခံလိ,
 Dēp're-cā'tion, *n.* See DEPRECATE.
 Dēp're-cā'tive, Dēp're-ca-to-ry, *a.* ထားဆုတ်ပူဖွေး
 တပ်.
 De-prē'ci-āte, *v. t.* to lower the value of, un-
 derrate, မလားလိခံလိခံလိခံလိ,မလားလိခံလိခံလိ
 နှုတ်ခံလိခံလိခံလိ, to decry, disparage, traduce, ကတိ
 နှုတ်ခံလိခံလိခံလိ, to fall in value, ထားလိခံလိခံလိ,
 De-prē'ci-ā'tion, *n.* See DEPRECIATE.
 De-prē'ci-a-tive, De-prē'ci-a-to-ry, *a.* ထားဆုတ်
 မလားလိခံလိခံလိခံလိ.
 Dēp're-dāte, *v. t.* to plunder and pillage, des-
 spoil, lay waste, ဂုန်တပ်,တချိတ်တချိတ်တပ်;
 to destroy, မလားဂီတပ်,မလားဂီတပ်.
 Dēp're-dā'tion, *n.* pillage. See DEPREDATE.
 Dēp're-dā'to-ry, *a.* plundering, spoiling, pill-
 aging, တပ်ဆားတပ်ဂုန်တပ်,တပ်ချိတ်တပ်,
 တပ်ဆား
 တပ်တချိတ်တချိတ်တပ်.
 De-prēss', *v. t.* to press down, ဆိတ်တပ်လိ; to
 lower, put down, humble, abase, ဆိတ်လိ
 တပ်,မလားဂီတပ်,မလားဂီတပ်; to impair, weaken, မ
 ဆားလိခံလိခံလိခံလိ, to deject, dis-

hearten, discourage, မလားလိခံလိခံလိခံလိ,
 သား,သား,သား,သား,သား,သား; to depress or
 cause to sink in the centre, မလားဂီ,
 မလားဂီ.
 De-prēs'sion (de-prēsh'un), *n.* a pressing down,
 တပ်ဆိတ်တပ်လိ; a depressed spot, ဆိတ်တပ်
 လိ; a hollow, a sinking, တပ်လိခံလိ,
 တပ်လိခံလိ,တပ်လိခံလိ; dejection, de-
 spondency, discouragement, သားလိခံလိ
 ဘိ,သားတဂီ,ကတိတဂီတပ်ခံလိခံလိ.
 Dēp'ri-vā'tion, *n.* See DEPRIVE.
 De-prive', *v. t.* to strip, bereave, divest, ထား
 ကွန်, တားဆိတ်ထားဆိတ်တပ်ခံလိခံလိ
 တပ်; to debar, ငြိဆားတပ်ခံလိခံလိခံလိ,
 နှုတ်တဂီ,ငြိဝဲ; —of office, displace,
 depose, တဂီလိခံလိခံလိ.
 Dēpth, *n.* deepness, တပ်ခံလိ; as, what is the
 depth? ခံလိခံလိခံလိ; the middle part,
 တပ်ခံလိခံလိ; abstruseness, obscurity,
 တပ်ကတိခံလိခံလိ; depth of mind, pro-
 fundity, တပ်ကွန်တပ်ဆားခံလိ.
 De-pūl'so-ry, *a.* driving away, averting, ထား
 ဝဲခံလိခံလိ,ထားတပ်လိခံလိခံလိ.
 Dēp'ū-rāte, *v. t.* to purify, မလားဆီတပ်,မလား
 ထိတ်တပ်,မလားတပ်တကဆီ.
 Dēp'ū-rā'tion, *n.* See DEPURATE.
 Dēp'ū-t'ion, *n.* the person or persons deput-
 ed, ပုအခါခံလိ, ပုထားမလားဂီတပ်ထား
 ထားခံလိ.
 De-pūte', *v. t.* to appoint as a substitute, com-
 mission, မပုမလားဂီတပ်ထားဂီ, သားထိတ်
 ထားခံလိ; to send with authority to
 transact business, delegate, မလားပု
 ထုတ်ဝဲထုတ်ထားတပ်ခံလိခံလိ.
 Dēp'u-ty, *n.* a representative, a delegate, ပု
 အခါခံလိ; —in match making, တပ်ပန်.
 De-rānge', *v. t.* to disorder, confuse, disturb,
 မလားတပ်တပ်,မလားဂီတပ်, မလားဂီ
 တပ်.
 De-rānged', *p. p.* & *a.* put out of order, disor-
 dered, ထားထားထားထားထားထား,ထား
 ထားထား, ထားထားထားထားထားထား, ထား
 ထားထား; thrown into confusion, ထား
 ထားထား, ထားထားထားထားထားထား, ထား
 ထားထားထားထားထားထား, ထားထားထားထားထားထားထား

ā, ē, ī, ō, ū, ȳ, long; ä, é, ï, ö, ü, ȳ, short; cāre, fār, lāst, fəll, whət; thère, veīl, tērm; pīque; dōne, fōr,

မရံင်မရံင်; to be disordered in intellect, to be insane, သးတဆး, သးတဖူတဖိုး, သးတလူတနာ, သးမာမာ, ဂျာါ.

De-rin'ge'ment, *n.* insanity, madness, disorder, confusion, disturbance. See DERANGED.

Dér'e-lic'tion, *n.* abandonment, desertion, တံ ညီကွံင်ဝဲ, တံစူးကွံင်ဝဲ.

Dér'e-lic't, *a.* unfaithful, ထာအတမတံင်အကြာဝဲဝဲ.

De-ride', *v. t.* —by actions or words, to mock, laugh at, ridicule, taunt, scoff at, ခုင်ခွင်တံ, မတဒိတပါတံ, နံတင်ခင်ထဲတံ.

De-ri's'ion, *n.* scorn, mockery. See DERIDE.

De-ri's'ive, *a.* mocking, derisory, ridiculing, ထာခခုင်ခွင်တံ, နံတင်ခင်ထဲတံ.

De-riv'a-ble, *a.* obtainable, deducible, ဒိင်ထီင် သု, ကဲထီင်သု (ထာတံင်ထံတံင်န့ၤ).

Dér'i-v'ation, *n.* တံဒိင်ထီင်ထာ(တံင်ထံတံင်န့ၤ), တံ ကဲထီင်ထာ(တံင်ထံတံင်န့ၤ). See DERIVE.

De-riv'a-tive, *a.* derived, secondary, not original, ယဲထီင်ထာ(တံင်ထံတံင်န့ၤအပူၤ), ထာတံင်ကဲထီင် ထာ(တံင်ထံတံင်န့ၤအဆိ); dependent, ထင်စားစီး တံ ကဲ ထီင် ဝဲ ထာ အ ဝ န့ၤ အ သး ထာ တံင် ထံ တံင် န့ၤအဆိ; derivative power, အစိအကဒိ ထာ အဒိင်န့ၤဝဲပုၤဝဲ; a derivative word, တံက တံးအဒုအကြံ. —, *n.* See DERIVATIVE, *a.*

De-ri-ve', *v. t.* (followed by from), to receive, draw, deduce, ထူးထီင်ဝဲထာ(တံင်ထံတံင်န့ၤအ ပူၤ); to infer, တံးန့ၤထာတံင်ထံတံင်န့ၤအဒိင်ဝဲ.

Dér'ni-er, *a.* Fr. last, final, ခံကတံင်.

Dér'o-gá'te, *v. t.* to lessen the worth of, depreciate, disparage, မဒ်သးအကျးကဆံးလီၤ ချာလီၤ, မဒ်သးတံးထာကဒိကဆံးလီၤ ချာလီၤ.

Dér'o-g'ation, *n.* depreciation. See DEROGATE.

De-rüg'a-tive, De-rüg'a-to-ry, *a.* detracting, disparaging, injurious, ထာအကမဆံးလီၤ ချာလီၤတံးထာကဒိ, ထာအကျးဆံးလီၤ ချာလီၤ.

Dér'vise, Dér'vish, *n.* မိသီထာပုၤတံင်ကံးမိအကျိ ထာအပင်ဒိင်အသးနးကတံင် ဘဝဲ.

Des-cant', *v. t.* to sing, သးဝံင်တံ, သးဝံင်သးထာတံ, ထုကခင်ထီင်ကဲထဲတံ; to discourse at large, comment, ကတိၤဖျါထီင်တံအဝုၤအပိၤဝုၤဝုၤ.

Dés'cant, *n.* a song, ထိသးဝံင်; a free discourse, တံကတိၤထာအပင်ဖျါထီင်တံအဝုၤအပိၤဝုၤဝုၤ.

De-sçend', *v. i.* to come or go down, ယဲလီၤ, ထူၤ လီၤ;—as the sun or moon, to set, ခုင်လီၤ; —, as rain, to fall, ခူၤလီၤ; to proceed from an ancestor, လီၤစာလီၤသ့ၣ်ထာ(မတမတ); —, as property from father to son, လီၤစာ လီၤသ့ၣ်ထာမိၤပံင်ခဲဖိုးန့ၤထာကျာတံ;—as a river, ယဲလူၤလီၤမိၤဝဲထံအံ; to lower or de grade one's self, မအာလီၤအသး; to con descend, မဆံးလီၤ ချာလီၤအသး, ဆိင်လီၤအသး.

De-sçend'ant, *n.* an offspring, ပုၤထာအလီၤစာလီၤ သ့ၣ်ထာ(မတမတ).

De-sçend'ent, De-sçend'ing, *a.* falling, ထင် စားစီးယဲလီၤ, ထင်စားစီးယဲလီၤယဲထဲ, ထူၤလီၤ.

De-sçen'sion, *n.* descent, တံယဲလီၤ, တံယဲထူၤလီၤ, တံခုင်လီၤ.

De-sçent', *n.* a declivity, slope, တံတံလီၤ, တံလီၤ ဘဲ; lineage, birth, extraction, အစာအသ့ၣ်, အထုအထံး; an attack, an assault, တံယဲဒုး တံ, တံယဲဒိုၣ်ခိင်တံ. See DESCEND.

De-scrib'a-ble, *a.* admitting description, ထာပ ကတိၤဖျါအဝုၤအကျိ, အကံးအဝဲ, အလီၤအကျဲသ့.

De-cribe', *v. t.* to mark out, trace out, delineate, ကွဲးနီၣ်တံ; to give an account of, re count, narrate, explain, ကတိၤတံင်သးတံ အဝုၤအကျိကဖျါထီင်.

De-scrip'tion, *n.* a representation in words, a recital, a report, တံး တံးထာပကတိၤဖျါထီင် တံးအဝုၤအကျိအကံးအဝဲ; a class of persons or things, kind, sort, တံတဖု ထာအလီၤအ ကျဲအကဲးပဝ်ဒ်သးလီၤအသး. See DESCRIBE.

De-scrip'tive, *a.* တံးစားစီး description.

De-scry', *v. t.* to see, as at a distance, espy, discover, ထံၣ်မိတံထာအတဖျါတဝံထင်.

Dés'e-crá'te, *v. t.* to treat in a sacrilegious manner, profane, မတံးအစိအဆံးစိ အ တ မှာ ထင်တံးအစိအဆံးအသး.

Dés'e-crä'tion, *n.* profanation. See DSECRATE.

Dés'ert, *n.* a wilderness, a solitude, ပုၤခုၣ်ကနာ, မုၢ်ခုၣ်ကဲးအလီၤဖျါထီင်ဖျါထီဝဲပုၤသဗျာပုၤကညီတဒိင် ထင်ဝဲ, လီၤသယုၢ်ဖျါသယုၢ်. —, *a.* untilled, waste, barren, ထင်စားစီးပုၤခုၣ်ကနာ, ထင်စားစီး ဖျါထီင်ဖျါထီထာပုၤတဒိင်တဆိးထင်ဝဲ, သယုၢ်.

De-sçrt', *v. t.* to forsake, abandon, ညီကွံင်. စူးကွံင်,

dy, wof; furl, rude, push; e. i. o. silent; ç as s; çh as sh; ð as ; ð as in ðet; ð as z; x as gz; n as in linger.

De-tain'der, *n.* Law. တာ်ကထာ်လိယာ်ကတၢ်တၢ်စ့ၤဆၢၤဝဲ.
 De-tect', *v. t.* to find out what is hidden, discover, ဆၢၤန့ၢ်တာ်ထီၣ်တၢ်ဆၢၤဆိၣ်တံးဆိၣ်ထာဝဲ; to bring to light, expose, ဝဲၣ်ဖျါထီၣ်တာ်, န့ၢ်ဖျါထီၣ်တာ်, ခုးဆိၣ်ဖျါထီၣ်တာ်.
 De-tect'er, De-tect'or, *n.* one who detects. See DETECT.
 De-tect'ion, *n.* a finding out, discovery, တာ်ဝဲၣ်ဖျါထီၣ်တာ်, တာ်ခုးန့ၢ်ဖျါထီၣ်တာ်ဆိၣ်တံးဆိၣ်ထာ, တာ်ဆိၣ်တံးဆိၣ်ထာထီၣ်တၢ်ထံၣ်န့ၢ်ဝဲ.
 De-tēn'tion, *n.* restraint, delay. See DETAIN.
 De-tēr', *v. t.* to hinder, ကြိတာ်; to prevent by fear, မၤယးဂီၤပုၤဂၤတာ်က့ၢ်ထီၣ်ဝဲလိၤ, မၤပံၤပုၤဂၤဒ်သိးထုတမၤဘဂၤ.
 De-tērgē', *v. t.* to cleanse, purge away, သုစိသုဆ့ၣ်ကွဲၣ်, မၤကဆဲၣ်ကဆိထီၣ်.
 De-tēr'gent, *n.* ကသိၣ်လၢမၤမၤကဆဲၣ်ကဆိထီၣ်က့ၤတာ်ဆုးတာ်ဆါဒီးတာ်ကတၢ်ဆိတၢ်န့ၢ်လိၤ. ကသိၣ်တာ်ဖြိ.
 De-tū'ri-o-rāte, *v. i.* to grow worse, degenerate, လိၤထံၣ်, လိၤထံၣ်ဖိဆဲးဝဲ, တဂုၤလၢ, ဒ်ပဲးတာ်ဆဲးဝဲတာ်ထီၣ်န့ၢ်ဝဲ က့ၤမၤဆုးတာ်တဂုၤထီၣ်ဝဲ.
 —, *v. t.* to make worse, ခုးထဲက့ၤတာ်ဂုၤဆုးတာ်တဂုၤထီၣ်.
 De-tū'ri-o-rā'tion, *n.* See DETERIORATE.
 De-tēr'ment, *n.* See DETER.
 De-tēr'mi-na-ble, *a.* capable of being determined. See DETERMINE.
 De-tēr'mi-nate, *a.* definitely marked out, ဆိၣ်န့ၢ်ဖျါထီၣ်တၢ်ထီၣ်ဆဲး, မူၣ် မူၣ် နီၣ် နီၣ်, ကစိဒီး; fixed, established, ဆိၣ်ခိၣ်ဆိၣ်က့ၤ; decisive, conclusive, ထာဆဲးခိၣ်ညီၣ်ထဲၣ်တာ်; resolved on, ထာဆဲးပဲၣ်က့ၤထာဆဲးထာတာ်ဆဲးထာ်န့ၢ်ဝဲ.
 De-tēr'mi-nā'tion, *n.* resolution, decision. See DETERMINE and DETERMINATE.
 De-tēr'mine, *v. t.* to limit, bound, မၤနီၣ်မၤမၤတၢ်ဆိၣ်တာ်ဆိးထီၣ်ဆဲးက့ၤ; to fix, establish, မၤခိၣ်မၤက့ၤတာ်; to decide, ခိၣ်ညီၣ်ထဲၣ်တာ်, ခိၣ်ညီၣ်ပံၤတာ်, ပဲၣ်က့ၤထာဆဲးထာဆဲးကတၢ်ဆဲးထာ်န့ၢ်ဝဲ.
 De-tēr'mined, *a.* ဝါက့ၤ, ဆိၣ်ခိၣ်ဆိၣ်က့ၤ.
 De-tēr'sive, *a.* cleansing. See DETERGENT.

De-tēst', *v. t.* to abhor, loathe, hate, abominate, သးထၣ်ဆၢတာ်, သးဟ့တာ်.
 De-tēst'a-ble, *a.* loathsome, abominable, ထာဝဲကြးသးထၣ်ဆၢဒီး; very odious, execrable, ထာဝဲကြးသးဟ့ဒီး.
 Dēt'es-tā'tion, Dē'tes-tā'tion, *n.* extreme hatred, abhorrence, loathing. See DETEST.
 De-throne', *v. t.* to drive from a throne, depose, တၢ်လိၤကွဲၣ်စီၤပၤထာဆဲးလိၤ.
 De-throne'ment, *n.* See DETHRONE.
 Dēt'o-nāte, *v. i.* Chem. to explode, detonize, ဆုးသ့ဆိၣ်တာ်(ဒ်ဘျါထုၣ်ဆဲးဝဲ). —, *v. t.* to cause to explode, ခုးဆုးသ့ဆိၣ်တာ်.
 Dēt'o-nā'tion, *n.* explosion, တၢ်ဆုးသ့ဆိၣ်တာ်.
 De-tōrt', *v. t.* to pervert, wrest, distort, ဘိးဝဲလိၤကွဲၣ်တာ်ဆဲးဝဲညီ.
 De-tour', *n.* a turning, a circular route, တာ်ထဲၣ်သက္က့ၤတာ်.
 De-trāct', *v. t.* to take away, ထုးကွဲၣ်တာ်; to abuse, vilify, defame, traduce, ကတိယးဂီၤတာ်, ကတိယးဝဲလိၤစ့ၤလိၤပုၤမၤလၢကတိၤ.
 De-trāc'tion, *n.* depreciation, slander, calumny. See DETRACT.
 De-trāc'tive, De-trāc'to-ry, *a.* defamatory, calumnious, ထာဆဲးစ့ၤလိၤပုၤမၤလၢကတိၤ.
 De-trāc'tor, *n.* a slanderer. See DETRACT.
 Dēt'ri-ment, *n.* injury, harm, damage, loss, တၢ်ဆဲးဘျါထုၣ်ဆဲးဝဲလိၤစ့ၤလိၤ, တၢ်ဆုးတာ်ပီ, တၢ်ဆဲးလိၤစ့ၤလိၤ, တၢ်မၤထၣ်ပုၤဂၤမၤဆိၣ်.
 Dēt'ri-mēnt'al, *a.* injurious, hurtful, prejudicial, ထာဆဲးမၤဆဲးလိၤစ့ၤလိၤတာ်ဆဲးဘျါထုၣ်ဆဲးဝဲ.
 De-trī'tion (-trish'un), *n.* a wearing off or away, တာ်ထုၤ.
 De-trūde', *v. t.* to thrust or push down, ဆိၣ်ထုၣ်လိၤ, ဆိၣ်ထုၣ်လိၤ.
 Deūce, Deūse, *n.* a demon, မုၣ်ကိၤထီၣ်. Low.
 Deū'ter-ōg'a-my, *n.* တၢ်န့ၢ်မိန့ၢ်ဝဲလိၤ.
 Deū'ter-ōn'o-my, *n.* ဂုၤမိၤ, မုၣ်ထီၣ်လိၤထံၣ်တဘျါဆဲးဝဲ.
 Dēv'as-tāte, De-vās'tāte, *v. t.* to lay waste, ravage, desolate, pillage, မၤယးဂုၤထုၣ်ထီၣ်, မၤဆိၣ်ထုၣ်ထီၣ်ထီၣ်ထီၣ်, ဂုၤမၤယးဂီၤတာ်.
 Dēv'as-tā'tion, *n.* desolation, havoc, ruin. See DEVASTATE.

ā, ē, i, ō, ū, y, long; ä, ě, ĭ, ǒ, ŭ, ŷ, short; cāre, fār, lāst, fāll, wĥat; thēre, veīl, tēr'm; pīque; dōne, fōr,

Dī'a-bē'tēs, n. Med. တာဆါထာပထာဆါဒါးဆွဲတမ္ဘီ.
Dī'a-böl'ic, Dī'a-böl'ic-al, a. pertaining to the devil, တၢ်ဆါဒါးမုၢ်ကါထီၢ်; like the devil, devilish, satanic, သးလီၤဂၢ်ဒါး မုၢ်ကါထီၢ်ဆး; hellish, infernal, atrocious, လီၤဂၢ်ဒါးပှါထရၢ်မိ.
Dī-äb'o-lizm (-lizm), n. အတၢ်လဲၤပဝး, အသး, အလှၢ်အထီၢ်ထာပထာဆါဒါးမုၢ်ကါထီၢ်.
Dī-äc'o-nal, a. တၢ်ဆါဒါးသံဒါး* (deacon) အတၢ်ဖဲတၢ်မၤ.
Dī-äc'o-nate, n. the office of a deacon, deaconship, သံဒါး* အထီၢ်, တၢ်အိၣ်ဖျိၣ်အခူအပှါအထီၢ်.
Dī'a-cous'tics, n. တၢ်ကွၢ်တၢ်ဒးတၢ်ဆါဒါးတၢ်ဆါ, တၢ်န့ၢ်တၢ်ဒါးကထီၢ်, ထံဒါး. တၢ်ဂၤမၤဆါဒါးထီၢ်.
Dī'a-crit'ic, D 'a-crit'ic-al, a. making distinctions, တၢ်ဆါဒါးမုၢ်နီၣ်လီၤဆါတၢ်အဆါ; distinctive, showing distinction, ထာအဒုးနီၣ်တၢ်နီၣ်ဒးပဲၤဒးတၢ်အဆါ.
Dī'a-dem, n. a crown, မိၣ်သလုး, စီၤပၤအမိၣ်သလုး ထာအမုၢ်တၢ်ပနီၣ်တကလုၣ်.
Dī-ær'e-sis, Di-ër'e-sis, n. ; p. D -ær'e-sēs, Di-ër'e-sēs, တၢ်ပနီၣ်ထံ [· ·] ဒုးနီၣ်ပှါထာပထာနီၣ်ဒးတၢ်ကထီၢ်တဘိထာခံဘိဒါးစီၣ်အုၣ်ခံဖျၢၣ်မုၢ်ခဲဘုးလီၤအသးဒါးတၢ်ပနီၣ်အံၤထၢ်ကွဲးအသးထာခံဖျၢၣ်တဖျၢၣ်န့ၢ်အမိၣ်, ပထာမၤနီၣ်ဒးပဝးဒါးအံၤ, aëaial.
Dī'ag-nō'sis, Med. n. တၢ်ကွၢ်တၢ်ဒါးသ့ၣ် ညါ နီၣ် ဒးတၢ်ဆါအကလုၣ်အမံၤအသ့ၣ်.
Dī'ag-nō's'tic, a. တၢ်ဆါဒါး diagnosis.
Dī-äg'o-nal, n. (ဒုးဒါးဂၤန့ၢ်), တၢ်တစ့, တၢ်တစ့ၤ, ထဲၣ်တဘိထာအမိၣ်တစ့ၤတၢ်လှီၢ်န့ၢ်ဒါးဒုးကဲထီၣ် ဒါး ထာတၢ်သၢန့ၢ်တမိသၢန့ၢ်တမိ. —, *a.* တၢ်ဆါဒါးတၢ်တစ့တစ့ၤ; as, a diagonal road, ကျဲးအတစ့ၤ.
Dī'a-gram, n. (ဒုးအဂြၢ်), any illustrative figure, တၢ်မးနီၣ်တၢ်ထီၣ်တၢ်ထဲၣ်အမိၣ်အထဲၣ်.
Dī'al, n. မုၢ်အန့ၢ်ရံၣ်. See SUN-DIAL.
Dī'a-lect, n. language, tongue, speech, အကျိး; a local form of language, ပှါတကလုၣ်ဆါ, ကထီၢ်တၢ်အထီၢ်လီၤဆါ.
Dī'a-lēc'tic, Dī'a-lēc'tic-al, a. တၢ်ဆါဒါး dialect; logical ကွၢ်ဆါကမိၣ်တၢ်ထာပထာ သ့ၣ် ညါ အဂ့ၢ် ဒါး တသးန့ၢ်ပၢ်က့ၤတၢ်ထာပထာသ့ၣ်ညါထၢ်အဂ့ၢ်အကျိး.
Di-äl'o-gist. n. တၢ်ကထီၢ်လီၤအသးထာတၢ်အဂ့ၢ်တမံၤမံၤ.
Dī'a-lōgue (di'a-lōg), n. တၢ်သံကွၢ်ကထီၢ်လီၤအသး.

Dī'al-plate, n. the face of a time-piece, န့ၢ်ရံၣ်အမိၣ်လၢအဒုးနီၣ်ပှါထာပထာအကထီၢ်.
Dī-äm'e-ter, n. (ဒုးအဂြၢ်), အမိၣ်တူၣ်.
Dī'a-mēt'ric, Dī'a-mēt'ric-al, a. တၢ်ဆါဒါးတၢ်အမိၣ်တူၣ်; directly adverse, အိၣ်တဒါးဂြၢ်,
Dī'a-mēt'ric-al-ly, adv. directly, တမိတကပၤပၤ, တမိတဂံၢ်ဂံၢ်, သဂၢ်လီၤအသး.
Dī'a-mond, n. တၢ်မုၢ်ထးသံ, ခံၣ်*.
Dī'a-per, n. a figured linen cloth, တၢ်ကံးညၣ်လုၣ်အိၣ်ဝါထာအထီၣ်ကံးပဲၤတကလုၣ်; a napkin for infants use, တၢ်ခွၢ်ထာမိသံသံအဂီၢ်.
Di-äph'a-noüs, a. pellucid, transparent, clear, ဆံကထီၢ်, လၢတၢ်ကထီၢ်ဖျိဒါးသ့.
Dī'a-pho-rēt'ic, a. Med. increasing perspiration, ထာအဒုးထီၣ်ကပၤ. —, *n.* ကသံၣ်ကပၤထီၣ်.
Dī'a-phrāgm (-främ), n. (ဒုးအဂြၢ်) တၢ်ဘူသထီၣ်လၢအနီၣ်ဒးတၢ်အဆါ; *Anat.* the midriff, တၢ်အသးကျဲးထာအမိၣ်နီၣ်ဒးပဝးအမိၣ်ပှါပှါအဆါ.
Dī'ar-rhoe'a, n. a flux, တၢ်ဆါတၢ်ဒါးလီၤ, တၢ်ဆါလု.
Dī'a-ry, n. a journal, ထီၣ်ကွဲးနီၣ်တၢ်မၤအသးတန့ၢ်ထၢ်တန့ၢ်တန့ၢ်ထၢ် တန့ၢ်ထၢ် ထာအပှါတဘျုး; a daily memorandum, ထီၣ်ပနီၣ်တၢ်ကံးန့ၢ်ဒဲးတဘျုး.
Di-äs'to-le, n. a dilatation of the heart, သးဒါးထီၣ်ဒါးလီၤအသးဒါးသ့ၣ်ကန့ၢ်လီၤအသးအမိၣ်ပှါ.
Dī'a-tribe', n. an invective, harangue. See HARANGUE.
Dīb'ble, n. တပူၣ်မိထာပထာတၢ်ခဲအဂီၢ်.
Diçe, n. pl. တၢ်လီၤကွဲးတကလုၣ်, (အနီၣ်စါ).
Dic'tate, v. t. to communicate to an amanuensis, ထဲပှါကွဲးထီၣ်ထာအကကွဲးတၢ်ဒါးအံၤဒါးန့ၢ်; to tell with authority, prescribe, order, ထဲထၢ်ထဲထာအကထီၣ်မၤဒါးအံၤဒါးန့ၢ်. —, *n.* an order, command, injunction, direction, တၢ်မၤလီၤ, တၢ်ဆါက့ၤထီၣ်က့ၤ; a precept, a rule, တၢ်ဆါက့ၤထီၣ်က့ၤ, တၢ်ခံၣ်ညါအမိၣ်အထဲၣ်.
Dic-tā'tion, n. See DICTATE.
Dic-tā'tor, n. ပှါအိၣ်ဒါးအမိၣ်အကမိၣ်ထာပထာခံၣ်ညါတၢ်.
Dic'ta-tō'ri-al, a. imperious, dogmatical, ထာအမၤထီၣ်မၤလီၤအါကဲၣ်ဆါ, မၤလီၤတၢ်န့ၢ်ဆါ.
Dic'tion, n. manner of expression, style, phraseology, အကထီၢ်တၢ်, အကထီၢ်တၢ်အမိၣ်အထဲၣ်, အတၢ်လဲၤပဝး, အတၢ်ကွဲးအလှၢ်အထီၢ်.

ä, ä, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fór,

Dic'tion-a-ry, *n.* (ဒီးရှုနုရီ), a lexicon, vocabulary, ဘိဗ္ဗိတံ၊ ဝေါဟာရဗိမ္ဗိတံ။

Dic'tum, *n.* ; *pl.* Dic'ta, an authoritative saying or assertion, တာ်သိင်္ဂကုသိကု၊ အတာ်မာဗိင်, အကတိတံ။

Di-dac'tic, Di-dac'tic-al, *a.* fitted to instruct, preceptive, ထာ်အသိင်္ဂကုသိကုတံ။

Die, *n.* a cube to play with, (*pl.* dice), အနိစါ; a stamp used in coining, တာ်မဲပနိင် တီကိအလိာ။——, *v. i.* to lose life, expire, de-cease, သံ, သးတိမာ်; to recede, grow fainter, vanish, as sound, တာ်သိင်္ဂညှပ်; to be-come flat or vapid, as liquor, ဘျာ်ကွံပ်, ဘျာ်ဝဲ; to become insensible, သးသံ။ See ခမူ. ၂၅: ၇၇.

Di'et, *n.* ထာ်ကိာ်တၢ်မနုၤအဘျီင်ဒိင်ပူၤန့ၣ်ဗွဲပ ဒိင် လာ် အသိင်္ဂဒိင်ဒိင်ဒိင်ဒိင်ထံဒါကိာ်ဒါအမူးအရၣ်တကရၢ။——, *n.* habitual food, victuals, တာ်အိင်္ဂတာ်အိ; food regulated by medical rules, တာ်အိင်္ဂတာ်အိင်္ဂတာ်အိလၢပုၤဆါကြၢးအိင်္ဂဝဲ။——, *v. t.* to feed, nourish, ယုၣ်အိင်္ဂယုၣ်အိတၢ်။——, *v. i.* to eat according to medical rules, အိင်္ဂတာ်အိတၢ်လၢအကြၢးဒီးတၢ်ဆါ။

Di'et-a-ry, Di'e-tét'ic, *a.* ထာ်အိင်္ဂဒီးတၢ်အိင်္ဂတာ်အိ, ထာ်အိင်္ဂဒီးတၢ်အိင်္ဂတာ်အိလၢအကြၢးဒီးတၢ်ဆါ။

Dif'fer, *v. i.* to be unlike, တၢ်သီးတၢ်, လိာ်ဝဲ; to be at variance, oppose, တဘျီင်ဒိင်ဒိင်ဒိင်အသး, အိင်္ဂထီၣ်အိင်္ဂထီၣ်အိင်္ဂထီၣ်အသး။

Dif'fer-ence, *n.* the ground of difference, dis-tinction, dissimilarity, တၢ်တၢ်သီးတၢ်အဝဲဒုၣ်, တၢ်လိာ်ဝဲအဝဲဒုၣ်; disagreement, variance, dispute, တၢ်တဘျီင်ဒိင် တဖိဒုလိင် အသး အဝဲဒုၣ်။ See DIFFER.

Dif'fer-ent, *a.* another, not the same, distinct, အဝဲဒုၣ်, အကုၤအဝဲဒုၣ်, တကုၤအဝဲဒုၣ်; unlike, dissimilar, diverse, လိာ်ဝဲ, တၢ်သီးတၢ်လိာ်ဝဲ။

Dif'fi-cult, *a.* not easy, hard, arduous, တညီတညာ်, ကိ; hard to deal with, unaccommodat-ing, austere, ကိ, ကိကိဝဲ။

Dif'fi-cul-ty, *n.* a being hard, hardness, ardu-ousness, တာ်ကိ, တာ်ကိတၢ်ဝဲ; that which is hard to be accomplished, တာ်မာကိ, an ob-stacle, embarrassment, impediment, တာ်

ကြိတၢ်, တာ်မာတၢ်တၢ်တၢ်; that which is hard to be understood or believed, တာ်န့ၣ်ပာ်ကိ, တာ်န့ၣ်ကိ။

Dif'fi-dence, *n.* distrust of one's self, timidity, တာ်န့ၣ်လိာ်အသးဒုၣ်တအိင်္ဂ; bashfulness, modesty, တာ်အမဲင်အုၤ, တာ်အမဲင်တဂူ။

Dif'fi-dent, *a.* distrustful, suspicious, ထာ်အတန့ၣ်တဝဲပုၤတၢ်; not self-reliant, timid, တန့ၣ်လိာ်အသးဒုၣ်; bashful, modest, shy, ညီန့ၣ်မဲင်အုၤ။

Dif'flu-ent, *a.* flowing apart. *Obs.* သလုၣ်အိင်္ဂ, ပုၣ်အိင်္ဂ. ယွၤပြါအိင်္ဂ, ပုၣ်အိင်္ဂယွၤလိာ် သကုၤအသးဒုၣ်။

Dif-fuse' (dif-fus), *a.* widely spread, ပြါဆံပြါနီၤ သကုၤအသးဒုၣ်, သကုၤတၢ်ပုၤ; copious (in style), prolix, verbose, အါကလုၤအါကတိာ်။

Dif-fuse', *v. t.* to spread, as a fluid, မၤပြါတၢ်; to spread abroad, disseminate, circulate, မၤသကုၤအသးဒုၣ်တၢ်။

Dif-fus'ness, *n.* See DIFFUSIVENESS.

Dif-fu'sion, *n.* extension, spread. See DIFFUSE.

Dif-fu'sive, *a.* extending, dispersing, ပြါပြါသ့, ထာ်အသးဒုၣ်တၢ်ပြါမံပြါမံ။

Dif-fu'sive-ness, *n.* copiousness, verbosity, prolixity. တၢ်ကတိာ်အါကဲၣ်မိး, ထဲတၢ်အဝဲဒုၣ်လၢ တၢ်ကတိာ်အါလၢအတထာ်အသးတလိာ်တၢ်တၢ်။ See DIFFUSIVE.

Dig, *v. t.*—in excavating, to excavate, ခုၣ်;— in cultivating the ground, ခုၣ်ကမိထီၣ်တၢ်, ခုၣ်ကပုၣ်ထီၣ်; to pierce with something sharp, ထာ်ထီၣ်ကွံပ်, ခုၣ်ထီၣ်ခွဲထီၣ်ကွံပ်.—Dig down, to updermine, ခုၣ်လိာ်ပျီၣ်.—Dig in or into, ခုၣ်ခွံၣ်, ခုၣ်ခွံၣ်မဲးခွံၣ်.—Dig out, ခုၣ်န့ၣ်တၢ်, ခုၣ်ထီၣ်န့ၣ်တၢ်.—Dig through, ခုၣ်ပျီတၢ်.—Dig up, as with the snout, to root, ကွံၣ်ထီၣ်တၢ်။

Di-gest', *v. t.* to arrange in order, classify, ကျဲၤ ကျဲၤတၢ်မဲအဝဲဒုၣ်အကျဲၤဒုၣ်:—food, ဝဲၣ်ဘျး တၢ်အိင်္ဂတာ်အိ ဒီးဒုးကဲထီၣ်အိၤ ထာ်အုၣ်ခၢ်; to think over, consider, ဆိကမိင်္ဂတာ်အဝဲဒုၣ်အဝဲဒုၣ်ဘျးဘျးဘျးဘျး; *Chem.* to soften by boiling, ချီကဘုၤ, ချီကဘုၤချီကထး။——, *v. t. Med.* to suppurate, ဧၤမဲထီၣ်, မဲထီၣ်။

Di'gest, *n.* a compendium, a summary, တၢ်အ

do, wɒlf; fʊrl, rʊde, pʊsh; e.i.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; s as z; x as gz; ñ as in linger.

- ၎င်းအပိုင်းတစ်ခုတစ်စုံတစ်ရာအားလုံးပေါင်း၍။
- Dĩ-ğ̈s̈t'i-ble, a.* ဆန်ဆေးခြင်းတို့ကိုလုပ်ကိုင်စေရန် ဝန်ဆောင်မှု ပေးကမ်းခြင်းအားလုံး (chyme) သို့။
- Dĩ-ğ̈s̈'t'ion, n.* See DIGEST. *v. t.* and *v. i.*
- Dĩ-ğ̈s̈'t'ive, a.* producing digestion, လာအေးခြင်း ထိုင်တော်အိပ်တော်အိပ်ဆူသည့်ပထဝီဒဏ်။
- Dig'it, n.* a finger's breadth, ခုခိုင်းစိတ်; the 12th part of the diameter of the sun or moon, နှိမ့်တော်အိပ်တော် ၁၂ တို့၊ နှိမ့်တော်အိပ်တော် ၁၂ နှင့် မှီခိုင်းစိတ် အတိုင်း နှစ်ဂံတစ်ခု၊ နှစ်ဂံတစ်ခု ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉. ပထမအားလုံး digits.
- Dig'i-tal, a.* ဆန်ဆေးခြင်းခုခိုင်းစိတ်။
- Dig'ni-fy, v. t.* to promote, elevate, exalt, ပတ်စီရင် ပတ်စီရင်; to honor, ennoble, မြောက်မြားစွာ တိုးတက်စေခြင်း။
- Dig'ni-ta-ry, n.* one who possesses exalted rank, ပြုစုခြင်းတို့ကို, သရုပ်ဆွဲခြင်း အိပ်စက် သရုပ်ဆွဲ ခံနိုင် ထားထိုင်တော်အကျိုး။
- Dig'ni-ty, n.* high excellence, nobleness, တိုးတက်မှု အရှိန်, တိုးတက်မှု အထိ;—of rank, honorable station, high office, တိုးတက်မှု အထိ;—of appearance and deportment, loftiness and elegance, impressiveness, တိုးတက်မှု အထိ ပတ်စီရင် ပြုစုခြင်း အိပ်စက်။
- Dig'ni-fied, a.* exalted, အိပ်စက်မှု အထိ ပတ်စီရင် ပြုစုခြင်း အထိ; suited to inspire respect, impressive, လာအေးစေနိုင်ခြင်း။
- Dĩ-gr̈s̈s', v. i.* to deviate, wander, ကတိတော်ဆူ တော်ဂုဏ်တော်; to transgress, offend, မကတိတော်, *Dĩ-gr̈s̈'s'ion, n.* deviation, amplification, တိုးတက်မှု အထိ ပတ်စီရင် ပြုစုခြင်း အထိ; transgression, fault, တိုးတက်မှု အထိ။
- Dĩ-gr̈s̈s'ive, a.* digressing, ကတိတော်ဆူဆူဆူ။
- Dike, n.* a ditch, တိုးတက်မှု, တိုးတက်မှု; a mound of earth to check the influx of water, တိုးတက်မှု နှင့် တိုးတက်မှု။ —, *v. t.* to embank, တိုးတက်မှု အထိ။
- Dĩ-lāp'i-dāte, v. i.* to get out of repair, become decayed, လိုက်လံ ဖြိုခွဲခြင်း, ဖြိုခွဲခြင်း ကတိတော် ပြိုကျခြင်း။ —, *v. t.* မြေအောက်, မြေအောက်။
- Dĩ-lāp'i-dā-ted, a.* out of repair, လိုက်လံ ဖြိုခွဲခြင်း; as, a dilapidated house, တိုးတက်မှု အထိ, တိုးတက်မှု အထိ။

- Dĩ-lāp'i-dā'tion, n.* တိုးတက်မှု အထိ။
- Di-lāte', v. i.* to swell, distend, widen, expand, ကတိတော်, ကတိတော်, လိုက်လံ ဖြိုခွဲခြင်း, ကတိတော်; to speak copiously, expatiate, descant, ကတိတော် အထိ ပတ်စီရင် ပြုစုခြင်း။ —, *v. t.* to enlarge, expand, မြေအောက် လိုက်လံ ဖြိုခွဲခြင်း, မြေအောက် လိုက်လံ ဖြိုခွဲခြင်း။
- Dil'a-to-ry, a.* slow, tardy, ကတိတော်, ကတိတော် ကျွန်ုပ်တို့, ကတိတော် သို့, ဆေးဆေးဆေး; delaying, procrastinating, ဆေးဆေးဆေး။
- Dil'a-to-ri-ness, n.* slowness, tardiness, lateness. See DILATORY.
- Dĩ-lēm'mā, n.* a difficult, or doubtful, choice, တိုးတက်မှု အထိ ပတ်စီရင် ပြုစုခြင်း အထိ; *Log.* တိုးတက်မှု အထိ ပတ်စီရင် ပြုစုခြင်း အထိ, မှီခိုင်းစိတ် အထိ ပတ်စီရင် ပြုစုခြင်း အထိ။
- Dil'i-ğ̈nce, n.* attention, industry, assiduity, တိုးတက်မှု အထိ ပတ်စီရင် ပြုစုခြင်း အထိ။
- Dil'i-ğ̈nt, a.* active, assiduous, industrious, အိပ်စက်မှု အထိ ပတ်စီရင် ပြုစုခြင်း အထိ; as, a diligent person, ပြုစုခြင်း အထိ။
- Dil'i-ğ̈nt-ly, adv.* ချမ်းမာ, တိုးတက်မှု အထိ, ချမ်းမာ, သတိတော်, See ၅၆၂. ၆: ၃၇။
- Dill, n.* မိတ်ဆုံ။
- Dil'u-ent, a.* diluting. See DILUTE.
- Dĩ-lūte', v. t.* to make thin, attenuate, မြေအောက် ထိုင်, မြေအောက် ထိုင်; to weaken (as liquor), မြေအောက် ထိုင်, ကျွန်ုပ်တို့ အထိ။
- Dĩ-lū'tion, n.* a weakening. See DILUTE.
- Dĩ-hū'vi-al, D. lū'vi-an, a.* ဆန်ဆေးခြင်း အထိ ပတ်စီရင် ပြုစုခြင်း အထိ။
- Dĩ-lū'vi-ūm, n.* *Geol.* ထိုင်ပတ်စီရင် ပြုစုခြင်း အထိ ပတ်စီရင် ပြုစုခြင်း အထိ, ထိုင်ပတ်စီရင် ပြုစုခြင်း အထိ, ထိုင်ပတ်စီရင် ပြုစုခြင်း အထိ, ထိုင်ပတ်စီရင် ပြုစုခြင်း အထိ။
- Dim, a.* not seeing clearly, လာအေးစေခြင်း တိုးတက်မှု အထိ, မှီခိုင်းစိတ်, ထိုင်ပတ်စီရင် ပြုစုခြင်း အထိ; obscure, dusky, မှီခိုင်းစိတ်, ကတိတော် ကျွန်ုပ်တို့; faded, dull, လိုက်လံ ဖြိုခွဲခြင်း; dull of apprehension, obtuse, သတိတော် တိုးတက်မှု အထိ, တိုးတက်မှု အထိ ကျွန်ုပ်တို့ ဆေးဆေးဆေး။ —, *v. t.* to render dim or obscure, darken, dull, မြေအောက် မြေအောက်, မြေအောက် သတိတော်, မြေအောက် တိုးတက်မှု အထိ။
- Dime, n.* dime နှင့် မှီခိုင်းစိတ် အထိ ပတ်စီရင် ပြုစုခြင်း dime ၁၀ ဘုဉ်း နှင့် နှစ်ဂံ အထိ ပတ်စီရင် ပြုစုခြင်း dollar တိုးတက်မှု အထိ။

ā, ē, i, ō, ū, y, long; ă, ě, ĭ, ȝ, ŭ, ŷ, short; cāre, fār, lāst, fāll, whāt; thēre, vēil, tērm; pīque; dōne, fōr,

prescribe, order, command, မေလ်ဝ်ဝ်.

Dĭ-rĕc'tion, n. a pointing, an aiming, တၢ်ပညိၣ် တၢ်,တၢ်န့ၣ်တၢ်; course, တၢ်ပိၣ်ကျဲ(ဆူအံၤဆူန့ၤ); the act of leading, managing, guidance, administration, တၢ်မၤယုၤတၢ်,တၢ်စံၣ်ညီၣ်ပိတု တၢ်; a prescription, order, command, တၢ်မေလ်ဝ်တၢ်; a precept, a rule,တၢ်ဆိၣ်တၢ်ဆိ,တၢ်ဆဒိအထံၣ်,တၢ်စံၣ်ညီၣ်ပိတုတၢ်; superscription, address, တၢ်ကျဲးထၢထံၣ်ပရာၤအဖီၣ်ခိၣ်.

Di-rĕct'ive, a. tending to direct, directing, ထၢအဒုးန့ၣ်ကျဲ,ထၢအစံၣ်ညီၣ်ပိတုတၢ်.

Dĭ-rĕct'ly, adv. in a straight line, လီၤလီၤ, ဓၢ်ဆၢ; expressly, လီၤတၢ်လီၤဆဲး; instantly, တဘိမိ,တဘျီမိ.

Dĭ-rĕct'or, n. a manager, counselor, ပုၤထၢအစံၣ်ညီၣ်ပိတုတၢ်,ပုၤအမၤယုၤတၢ်.

Dĭ-rĕct'o-ry, n. a rule to direct, တၢ်ဆဒိအထံၣ်,တၢ်ဆိၣ်တၢ်ဆိ,တၢ်န့ၣ်ကျဲ: a book containing a list of inhabitants and their places of abode, ထံၣ်ထၢ အ နဲၣ် ဣ တီၣ်ပုၤဂ့ၢ်ဖိအမံၤအဆၢအဖိၣ်ဆဲး ဆိးထလီၢ်အကျဲးစၢ်စၢ်.——, a. See DIRECTION.

Dir'e'ful, a. dreadful, terrible. See DIRE.

Dĩrge, n. a funeral hymn. ထါသးစံၣ်ပုၤထံၣ်.

Dĩrk, n. ဒိကိဒိ,ဒိစူခိၣ်.——, v. t. ဆဲးထၢဒိကိဒိ.

Dĩrt, n. တၢ်ကမ့ၢ်, တၢ်ကမ့ၢ်, တီၣ်ခိကမ့ၢ်, တၢ်ဆၢဆၢ, ဆိၣ်.——, v. t. See DIRTY, v. i.

Dĩrt'i-ness, n. filthiness, nastiness, sordidness. See DIRTY.

Dĩrt'y, a. foul, nasty, filthy, ဆၢဆၢ,ဆၢဆၢဆၢ ဆိ; as, dirty hands, စူဆၢဆၢ; turbid, q; as, dirty water, ထံၣ်; base, mean, grovling, ဆၢ,လီၤလျှော်ဆိၣ်ဆၢ; as, dirty business, တၢ်မၤအဆၢအထီၣ်ညါထီၣ်.——, v. t. to soil, bedaub, pollute, မၤဆၢဆၢ,ဒုးဆၢဆၢ.

Dis, *pref.* (privative and negative), not, တ.

Dĭs'a-bil'i-ty, n. inability, incapacity, incompetency, တၢ်တသ့,တၢ်မၤတသ့.

Dis-a'ble, v. t. to incapacitate, disqualify, မၤထီၣ်ကပ်, မၤန့ၢ်မၤဆၢ,မၤန့ၢ်မၤတုၤခိၣ်ထံၣ်အမၤတသ့ထၢ; to be disabled, မၤတလဲထၢ,မၤမိးဒိထဲမၤတသ့.

Dĭs'a-bũse', v. t. to set right, undeceive, မၤပုၤဗျးဒုးတၢ်န့ၣ်ကမ့ၢ်တၢ်ဆိကမိၣ်ကမ့ၢ်.

Dĭs'ac-cũs'tom, v. t. မၤဟးဒိကျဲၣ်တၢ်ဆဲးထၢ,မၤဟးဒိကျဲၣ်တၢ်ဆဲးထၢ.

Dĭs'ad-vãn'tage, n. that which tends to prevent success, တၢ်ကြိဆၢတၢ်ကျိၣ်တၢ်ကျိၣ်,တၢ်အဒုးထီၣ်တၢ်ဆၢဒုး, တၢ်ကဲထီၣ်အထၢအတၢ်ကျိၣ်တၢ်ကျိၣ်တကဲထီၣ်ထီၣ်ထီၣ်ထီၣ်; loss, injury, တၢ်ဒုးဆဲးလီၤတၢ်ကျိၣ်.

Dĭs-ãd'van-tã'geoũs, a. inconvenient, prejudicial, ထၢအမၤဆဲးလီၤတၢ်ကျိၣ်.

Dĭs'af-fĕct', v. t. to alienate or diminish the affection of, မၤဟးဒိတၢ်ဆဲးထီၣ်ကဲလိၣ်သး.

Dĭs'af-fĕct'ed, a. ill-disposed towards, ဆိၣ်ဒိးညါတၢ်သးကဲတၢ်,ဆိၣ်ဒိးတၢ်သးယု.

Dĭs'af-fĕc'tion, n. dislike, alienation, ill-will, တၢ်ညါကဲတၢ်သးကဲ,တၢ်သးဟ့,တၢ်တအဲၣ်တကဲတၢ်.

Dĭs'a-gree', v. i. to differ, vary, လီၤဆိဝဲ,တဖိးသိး, တဖိးသိးလီၤပလိၣ်; to differ in opinion, dissent, သးတဖိးသိး,သးတလီၤပလိၣ်; to not suit, တဆၢလိၣ်; to be at variance, တယုတဖိး, တယုထီၣ်ဒိးဒု.

Dĭs'a-gree'a-ble, a. displeasing, unsuitable, incongruous, တကြားဒိးပုၤထံၣ်,တဆၢပသး,တဆၢပမံၣ်; disagreeable to the taste, distasteful, တဆၢပကိၣ်ပုၤထံၣ်, ဒိပစဲတၢ်ဆဲးထီၣ်တစံၣ်ဆၢ.

Dĭs'a-gree'ment, n. See DISAGREE.

Dĭs'al-low', v. t. to refuse permission, prohibit, တလုၣ်ဆၢဒုး; to refuse assent, reject, တလုၣ်ဆဲးထၢ,တတူၢ်လိၣ်,ဝုၤလိၣ်ဝဲ.

Dĭs'al-low'a-ble, a. not to be permitted, ငၢပ တကြားထုၣ်ဆဲးထီၣ်,ကြားဝုၤလိၣ်ထီၣ်ဒိး.

Dĭs'an-nũl', v. t. to annul, render void, ဒုးကဲထီၣ်ကျဲးတၢ်ကလိကလိ,မၤဟးဒိကျဲၣ်,မၤထတၢ်ကျဲၣ်.

Dĭs'ap-pĕar', v. i. to cease to appear, တဟ့ထၢဆၢ; to cease to be, ထါမၤကျဲၣ်,တအိၣ်ထၢ.

Dĭs'ap-pĕar'ãnce, n. ထတၢ်ထါမၤ,တၢ်တဟ့ထၢ.

Dĭs'ap-poi'nt', v. t. to defeat expectation or hope, မၤကျဲၣ်တၢ်ပုၤထံၣ်; to frustrate a purpose, baffle, balk, မၤဟးဒိကျဲၣ်တၢ်ကျိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.

Dĭs'ap-poi'nt'ment, n. defeat of expectation or hope, တၢ်ပုၤထံၣ်ဟးဒိး; failure of purpose, frustration of plan, miscarriage, တၢ်ကျိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်,တၢ်ကျိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.

ã, ê, ĩ, ò, ũ, ŷ, long; ă, ĕ, ĭ, ă, ŏ, ŷ, short; câre, fãr, lâst, fãll, whãt; thêre, vĕil, tĕrm; piqũe; dõne, fõr,

- Dis-äp'pro-bä'tion, *n.* See DISAPPROVE.
- Dis'ap-prove', *v. t.* to dislike, တဆန်ဆေး, တဆန်
မီး; to manifest dislike, censure, တကွ
ခံ, ပန်တက်ကမန်; to reject, disallow, တကွ
လိင်, ဝန်ကွန်ဝဲ, ဝန်လိင်တော်.
- Dis-ärm', *v. t.* to deprive of arms, တံးနွန်ကွန်ဆ
စုကဝဲ, တဆေးအိန်ဆန် မီးဆ စုက ဝဲ ဆန်; to de-
prive of ability to harm, မဟေမိကွန်ဆ
ဝန်အဆါအတဟိန်, မဟေးဂီဆစိဆကမီ.
- Dis'ar-ränge', *v. t.* to disorder, မဟေးဂီတော်ဆဝန်
ကျဆေးသေး, မဟေးဂီတော်ဆလိင်ဆကျ; to confuse,
မဟေဂုဆတော်, မဟေဂီဆါဆါတော်, မဟေဘိန်ဆန်တော်.
- Dis'ar-ränge'ment, *n.* See DISARRANGE.
- Dis'ar-räy', *v. t.* to throw into disorder, မဟေး
ဂီတော်ဆဝန်ကျဆေးသေး, မဟေဘိန်ဆန်တော်; to di-
vest of dress or ornament, undress, dis-
robe, ဆန်လိင်ကွန်တော်ကယာကယဲ, ဆန်လိင်ကွန်တော်
ဆဆာဆဆိန်. —, *n.* disorder, confusion,
တော်တရဒု, တော်ကိဆါဆါတော်, တော်သဘိန်ဆန်; un-
dress, တော်အိန်ဆန်လိင်တော်ကယာကယဲ, တော်တအိန်
ကယာကယဲဆေး.
- Dis-äs'ter, *n.* misfortune, mishap, calamity,
တော်ဆန်ဖျိန်, တော်ဆန်ဝဲတဂု, တော်ဆန်တော်ကိတော်ခဲ.
- Dis-äs'trouis, *a.* unfortunate, calamitous, ထာ
အကဒူးကဲလိန်တော်ဖျိန်တော်ယန်, ထာဆကမဟေးဂီတော်,
ထာဆကဒူးကိဒူးခဲဆန်ဖူး.
- Dis'a-vow', *v. t.* to deny, သမတော်, ဝန်တော်.
- Dis'a-vow'al, *n.* disclaimer, denial, တော်သ မ,
တော်ဝန်တော်.
- Dis-bänd', *v. t.* to break up, disperse, မဟေလိမုန်
လိမေးပုအိန်စူးအိန်မိ.
- Dis'be-liëf', *n.* distrust, doubt, skepticism, တော်
တနန်တော်. See DISBELIEVE.
- Dis'be-liëve', *v. t.* to refuse credit, တနန်ဆန်.
- Dis-bür'den, *v. t.* to unburden, unload, dis-
encumber, ပန်လိင်ကွန်ဆတော်ဝဲတော်ယိမီးအိန်ဆန်
အိန်ဆါကွန်ဝဲ.
- Dis-bürse', *v. t.* to pay out, expend, ထူးလိန်ဆန်လိင်.
- Dis-bürse'ment, *n.* the money paid out, စုထာ
ဆထူးလိန်ဆန်ဝဲ. See DISBURSE.
- Disc, *n.* the face of a celestial body, disk,
ခဲန်, မုန်ခဲန်, ထာခဲန်, ဆန်ခဲန်. See DISK.
- Dis-cärd', *v. t.* to reject, cast off, ညိကွန်, စူးကွန်,

- ဝန်ကွန်; to dismiss from service, dis-
charge, ဖျိန်ကွန်, တော်လိင်ကွန်ဆလိင်.
- Dis-çern' (diz-zern'), *v. t.* to make out by the
eye, espy, perceive, ထိန်, ကွန်မီးထိန်; to dis-
tinguish, discriminate, ကွန်နိန်, ကွန်ဆန်ညါ.
- Dis-çern'i-ble, *a.* perceptible, distinguishable,
evident, visible, ထာပကွန်နိန်ဆါဆူး, ထာပထိန်
ထာပခဲန်ဆူး, ကွန်ဖျါဆါဆူး.
- Dis'-çern'ing, *a.* discriminating, ကွန်ဆူးဆန်.
- Dis-çern'ment, *n.* judgment, discrimination,
sagacity, တော်ကွန်တော်ဆေး, တော်ကွန်တော်ဆေး.
- Dis-chärg'e', *v. t.* to take out or empty a load,
ထူးလိင်ကွန်တော်ပဒေး, ထူးလိင်ကွန်တော် တဆန်တဆိန်;
to disburden, unload, ပန်လိင်ကွန်တော်ဝဲတော်ယိမီး;
—a gun, to shoot, fire, ဆေးကျိ;—a debt, လိမေး
ကွန်မေး;—a debtor, ဖျိန်ကွန်ပုထာဆိန်မီးဆ
ကမေး;—from an obligation, ဖျိန်ကွန်ပုထာတော်
လိထန်ဆါ;— from confinement, to libe-
rate, set free, release, ဖျိန်ကွန်ထာတော်စူးထိန်
ဆပု;—from office, to dismiss, ဖျိန်ကွန်ထာဆ
လိင်, ထူးကွန်ထာဆလိင်;—from service, ဖျိန်ကွန်
ဝဲထာတော်ဆဆူးပုထာဆလိင်;—a duty, to execute,
perform, မဟေဂီဆလိထန်ဆါဆေးသိမေး, မဟေတော်မ
ထာဆကြားမေးအိ;—as matter, ဆခဲလိန်.
- Dis-chärg'e', *n.* a certificate of discharge, ac-
quittance, ထိန်ဖျိန်တော်; a purulent dis-
charge, matter, pus, ခဲထာဆထဲလိန်လာပုလိင်.
- Dis-çi'ple, *n.* a learner, a scholar, a follower,
an adherent, ဆပျိန်, ဆပျိန်ဆဘိန်.
- Dis-çi'ple, *v. t.* to teach, instruct, ဆိန်ကုထိကု,
ဆိန်လိမဟေလုတော်; to make a disciple of, ဒူး
ကဲလိန်ပုထာဆပျိန်ဆဘိန်.
- Dis-çi'ple-ship, *n.* ဆပျိန်ဆဘိန်အိန်ဆိမီးဆလိင်ဆ ကွ,
တော်ကဲဆပျိန်ဆဘိန်.
- Dis'çi-plin-a-ble, *a.* capable of instructioun or
of improvement, ထာပဆိန်ဆိန်နွန်; liable to
be punished, ကြားဆန်တော်ဆိန်ဆိန်.
- Dis'çi-plin-ä'ri-an, *n.* one skilled in training, ပု
ထာဆညိနွန်ဆိန်လိမဟေလုတော်; one strict in dis-
cipline, ပုဆိန်လိမဟေလုတော်နွန်, ပုဟေဆန်တော်ဆူး.
- Dis'çi-plin-a-ry, *a.* ဆန်ဆေးမီးဆိန်လိမဟေလုတော်.
- Dis'çi-pline, *v. t.* to instruct or educate, ဆိန်
လိမဟေလု; to drill, as soldiers, ဆိန်လိထူးမိန်

do, wolf; furl, rude, push; c. s. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ſ as z; x as gz; n as in linger.

သီးစေခွေးကသူ; to punish, chastize, သိပ်စဉ်; to chasten, afflict, သိပ်ကုသေိကု; to subject to church censure, ခုဆင့်ပွာထာ တာ်အိန်ဖိုင်အတာ်သိပ်စဉ်.

Dis'ci-pline, *n.* instruction, training, တာ်အိန်လိမာယု, တာ်အိန်စဉ်; a rule of discipline, တာ်အိန်လိသိလိစေဒိ စေထဲ; subjection to rule, တာ်အိန်ထာတရ်သိပ်တာ်သိစေဖိစေ, တာ်ဒီးဆင့်တာ်အိန်စဉ်အိ, တာ်တူာ်လိတာ်အိန်စဉ်အိ.

Dis-claim', *v. t.* to deny, disavow, disown, ခမာဝဲ, ဝုာ်လိတာ်, စံးဝဲထာတခွာ်ဆင့်သိတာ်ဆင့်.

Dis-clōse', *v. t.* to uncover and show, lay open, ဝဟ်ဖျါထီဉ်တာ်, ဝဟ်အိန်ယိတာ်; to reveal, make known, divulge, ထီဉ်ဖျါထီဉ်တာ်, နှံဉ်ဖျါထီဉ်တာ်.

Dis-clōs'ūre, *n.* exposure. See DISCLOSE.

Dis-cól'or (dis-kūl'ur), *v. t.* to alter the color, stain, tinge, မဟေးဂီတာ်စေလွှာ်, မဆင့်စောတာ်တပူ.

Dis-cól'ored, *p. a.* စေလွှာ်ဟေးဂီ, ဆင့်စောတပူ.

Dis-cóm'fit (dis-kūm'fit), *v. t.* defeat, rout, overthrow, မနာမဆင်, ခုဆင့်ဖျါဉ်တာ်; to frustrate, balk, disconcert, ခုကဟ်လိကု.

Dis-cóm'fit-ūre (-kūm'fit-yur), *n.* defeat, overthrow, တာ်ဆင့်တာ်မနာမဆင်အိ; frustration, တာ်ဆင့်တာ်မဆင့်ဖျါဉ်တာ်, တာ်ဆင့်ကဟ်လိကု.

Dis-cóm'fort, *n.* inquietude, pain, distress, sorrow, တာ်တမုဉ်, တာ်ကိာ်တာ်ဂီ, တာ်တယူတပူ. —, *v. t.* to pain, deject, မတယူမတပူ, မကိာ်မဂီ, မတမုဉ်အိ.

Dis'com-mōde', *v. t.* to inconvenience, trouble, molest, မတိတ်တံ. See INCOMMUNE.

Dis'com-pōse', *v. t.* to derange, disarrange, disorder, မဟေးဂီတာ်စေဝုာ်ကျဲးစေသး; to confuse, မတဂုတုတာ်, မကိာ်ဂီကိာ်ဂီ, မသဘိန်ဘုဉ်တာ်; to disturb peace of mind, agitate, vex, ruffle, fret, မကိာ်မဂီသး, မဟေးမာဝဲသး, မကခိကခိသး, မဆင့်ထီဉ်ဆင့်ထီဉ်သး, မတဂါမတကျဲးသး.

Dis'com-pōs'ūre, *n.* agitation, perturbation, သးတဂါတကျဲး, သးဟေးဝး, သးဒုဒိ, သးအိန်တမုဉ်မိးတပူ, သးဆင့်ထီဉ်, သးတယူတပူ.

Dis'con-çert', *v. t.* to defeat, thwart, frustrate,

as a plan, မကခိကခိကွဉ်တာ်ကွဉ်, မဟေးဂီတာ်ကွဉ်; to confuse, disturb or discompose the mind, မဆေးကလိကလိ, မဆေးတုကွဉ်တဆင့်မတပူ, မဆေးတုသးကလိကလိ.

Dis'con-gru'i-ty, *n.* incongruity, inconsistency, တာ်တဆင့်လိ, တာ်တမုဉ်မိးလိစေသး.

Dis'con-nēct', *v. t.* (in various ways), to sever, separate, detach, part, မလီာ်သိန်စေသး, ဘီးကွဉ်စေထီးမိန်ထီးနီ, မဟေးဂီတာ်ထီးဖိုင်စုဉ်လိစေသး, မလီာ်စုဉ်တာ်, မလီာ်စေတာ်.

Dis'con-nēct'ed, *a.* not properly arranged, disunited, တမဲဘူးလိ, တဆင့်စုဉ်လိ, တဆင့်စေးလိ, တဆင့်တွဲလိ, တလီာ်စေးလီာ်သွဉ်.

Dis-cōn'so-late, *a.* hoplessly sad, filled with grief, melancholy, သယုာ်သညိ, သယုာ်သတွဲ, တမုဉ်တမုဉ်, သွဉ်ကိာ်သးဂီ, အိန်တမုဉ်မိးတပူ, တပူမမုဉ်ကုအိတသ့ထင်.

Dis'con-tēnt', Dis'con-tēnt'ment, *n.* dissatisfaction. See DISCONTENTED.

Dis'con-tēnt'ed, *a.* unquiet, dissatisfied, သးတမုဉ်, တဆင့်စေသး, သွဉ်တမုဉ်သးတမုဉ်, သးတမံဆင့်.

Dis'con-tin'ū-ance, Dis'con-tin'ū-ā'tion, *n.* cessation, interruption, intermission. See DISCONTINUE and DISCONTINUOUS.

Dis'con-tin'ūe, *v. t.* to cease, as sound, stop, ဘိဉ်, ဘွဉ်;—as action, to intermit, leave off, အိန်ကတိာ်, အိန်ဂါ, မိတုာ်, တုဉ်, ကတါဝဲ. —, *v. t.* to leave off, တမတါထာ.

Dis'con-tin'ū-ōis, *a.* not continuous, disrupted, interrupted, ထာစေမိတုာ်တာ်, တမထာ, စေသးလီာ်ဝဲတုဉ်, တထီဘိထင်.

Dis'cōrd, Dis'cōrd'ance, *n.* variance, difference, dissension, strife, dissonance. See DISCORDANT.

Dis'cōrd'ant, *a.* not concordant, dissonant, jarring, harsh, ဆင့်စေးမိးတာ်သိန်တမုဉ်လိစေဒီးဒုလိ, ဆင့်စေးမိးကလုာ်ဖျါ, ကလုာ်တမုဉ်တမိး; not on friendly terms, disagreeing, clashing, တအိန်မုဉ်မိးဒုလိ, ဝုာ်လိ.

Dis'count, *v. t.* မစုာ်လီ, နဝဲစံးတာ်စေထီးမစုာ်လီစုထာစေကဟ်းနုာ်ဆင့်ဝဲ. —, *n.* the sum discounted, စုထာဆင့်စုာ်လီဝဲပွဲထံပွဲနုာ်. See DISCOUNT, *v. t.*

ä, ē, i, ö, ü, y, long; ä, ë, ï, ö, ü, ÿ, short; cäre, fār, läst, fäll, what; thère, veìl, tèrm; pique; done, fòr,

Dis-coun'te-nance, *v. t.* to put out of countenance, abash, မာမဲဒ်ဆွေ, ခုခဲဒ်ဆွေ; to disapprove, disfavor, တတုဒ်ဆွေ, ပင်တင်ကမုဒ်, တကွါမဲဒ်. —, *n.* disapprobation, disfavor. See DISCOURTE-NANCE, *v. t.*

Dis-coûr'age (-kûr'ej), *v. t.* to dispirit, dishearten, deject, မာဆဲး, မာတားဂုဒ်တားဂီၤသးစေဝ်ဆဲးထီထာဆကမာတင်ဆီတင်နူၤဆဲးဂီၤ; to dissuade from. See DISSUADE.

Dis-coûr'age-ment, *n.* dejection, သးစေဝ်ဆဲးထီစွါထီ; that which discourages, တင်ထာဆမာစွါထီၤသးစေဝ်ဆဲးထီ. See DISCOURAGE.

Dis-côurse', *v. i.* to converse, talk with, ကတီၤလိၤဆသး; to make a speech, နံဒ်ထဲၤထဲၤထီထီ, နံဒ်စါထဲၤစါတင်, နံဒ်ထဲၤတင်. —, *n.* conversation, converse, talk, တင်ကတီၤလိၤဆသး; a homily, a sermon, တင်နံဒ်ထဲၤထဲၤထီထီ, တင်နံဒ်ထဲၤတင်, တင်ဆိၣ်ကုၤဆီကုၤ.

Dis-côûr'te-ous (-kûrt'e-üs), *a.* wanting in good manners, uncivil, rude, ထာဆမာတဂီၤတပါ, တထူးတထီၣ်, ထာဆမာတကြဲၤတတုဒ်, တဆိၣ်ဆိၣ်စိးတင်ကထုကထဲးတင်တဲၤတဲၤတဂီၤတဂီၤ.

Dis-côûr'te-sy, *n.* incivility, ill-manners, rudeness. See DISCOURTEOUS.

Dis-côv'er, *v. t.* to make manifest, show, disclose, reveal, ဖင်ဖျါထီၣ်, ထီၣ်ဖျါထီၣ်, ခုးဆိၣ်ဖျါထီၣ်; to find out what is unknown, espy, ascertain, ထံၣ်တင်ထာ ဟုၤတထံၣ် သုၣ် ညါ နီတဘျီ.

Dis-côv'er-a-ble, *a.* that may be found out, perceivable, ascertainable, ထာပထံၣ်သု, ထာပသုၣ်ညါသု, ထာပဖင်ဖျါထီၣ်သု.

Dis-côv'er-er, *n.* ဟုၤထာထံၣ်တင်ထာဟုၤတထံၣ်သုၣ် ညါနီတဘျီတဂီၤ.

Dis-côv'er-y (-kûv'er-y), *n.* See DISCOVER.

Dis-créd'it, *v. t.* to disbelieve, distrust, တနုၣ်ဆုၣ်; to deprive of credit, disgrace, မာဆဲးထီၤစွါထီၤဆထာကထီၤ. —, *n.* disbelief, တင်တနုၣ်ဆုၣ်, တင်သးဒုစိး; want of credit, ill-repute, disesteem, reproach, တင်ထာဆထာကထီၤစွါတုၤပနုၣ်ဆီၤကဲၤ.

Dis-créd'it-a-ble, *a.* disgraceful, disreputable, ထာဆမာဆဲးထီၤစွါထီၤတင်ဆထာကထီၤ.

Dis-creet', *a.* sagacious, prudent, cautious, wary, ဆိၣ်စိးတင်ကုၣ်တင်ဆး, ဆိၣ်စိးတင်ဆိကမိၣ်ဆိကမး, ဆိၣ်စိးသးသဒုၣ်.

Dis-creet'ness, *n.* prudence, carefulness, တင်ကုၣ်တင်ဆး, တင်ကုၣ်ဆုၣ်သု, တင်ဆိမိၣ်ဆိမး.

Dis-crêp'ançe, Dis-crêp'an-çy, *n.* disagreement, inconsistency. See DISCREPANT.

Dis-crêp'ant, *a.* discordant, at variance, disagreeing, different, တဆုၣ်လိၣ်, တခဲၣ်လိၣ်, တလီၤပလိၣ်, တဆူၣ်လိၣ်မိးလိၣ်, လီၤဆီဝဲ.

Dis-crête' *a.* separate, disjunct. See DISJUNCTIVE 2d def. တင်ဆးစိးတင်ဂုၤတင်ဂီၤ, လီၤဆီဝဲ.

Dis-crê'tion, *n.* sagacity, prudence, wariness, caution, တင်ကုၣ်တင်ဆး, တင်ကုၣ်ဆုၣ်သု, တင်ဆိကမိၣ်ပင်စါတင်; liberty to act according to one's own judgment, option, ဆဲးစိးတင်ထာဆကမာတင်ဝဲဆတင်ကုၣ်ဆုၣ်သုဆိၣ်ဝဲ.

Dis-crê'tion-al, Dis-crê'tion-a-ry, *a.* left to discretion, ထာဆဆိၣ်စိးဆဲးထီထာဆကမာဝဲဆသး.

Dis-crîm'i-nâte, *v. t.* to observe the difference, distinguish, နီၤသးသုၣ်ညါတင်လီၤဆီလိၣ်ဆသးစေဆး; to mark the difference, မာနီၣ်တင်ထာဆလီၤဆီလိၣ်ဆသးစေဆး; to make a distinction in, separate, ပင်လီၤဆီတင်တမံၤစိးတမံၤစုၣ်စုၣ်.

Dis-crîm'i-nâ'ting, *a.* capable of making distinctions, သုၣ်ညါနီၤသးတင်ဆဆာသု.

Dis-crîm'i-nâ'tion, *n.* See DISCRIMINATE.

Dis-crîm'i-na-tive, *a.* marking a difference, characteristic, distinctive, distinguishing, ဆုၣ်ဆးစိးတင်လီၤဆီဆတင်ပနီၣ်; discriminating, ညါနီၣ်နီၤသးတင်ဆဆာ.

Dis-crown', *v. t.* to deprive of a crown, တွံၣ်လီၤကွံၣ်ဟုၤထာမိၤပထာထီၣ်, တွံၣ်လီၤကွံၣ်မိၤပထာထီၣ်.

Dis-cûm'ben-çy, *n.* တင်သနူၤလီၤဆိၣ်တင်. See RECUMBENCY.

Dis-cûm'ber, *v. t.* to disencumber, disburden, ခုးဆိၣ်သဘျူ, မာဆိၣ်ကထီ. See DISENCUMBER.

Dis-cûr'sion, *n.* တင်ကတီၤဂုၤဂီၤ, တင်ကတီၤဆူၣ်ဆာၤ.

Dis-cûr'sive, *a.* roving about, rambling, ထာဆလဲၤဂုၤဂီၤ; digressive, ထာဆကတီၤဂုၤဂီၤ; inferential, ထာဆကွံၣ်ဆိကမိၣ်တင်ဆုၣ်ဆီၣ်တမံၤထံၣ်တမံၤထံၣ်တမံၤ.

Dis'cus, *n.* တင်ဆဲးဝဲ. See DISK; a quoit. See QUOIT.

dg, wOLF; fûrl, rude, push; c. i. o. silent; ç as s; çh as sh; ð as s; ð as in ðet; ð as z; x as gz; n as in linger.

Dis-cüss', *v. t.* to examine, debate, sift, ကာန်
ကိပ်တင်စော့၊ ဝှာလိပ်တင်စော့; to disperse or
break up, as a tumor, dissolve, မာလီက
ထီတင်စော့ညှိး.

Dis-cüs'sion (-k'ash'un), *n.* debate, disputation,
dispersion. See DISCUSS.

Dis-cüss'ive, Dis-cüt'ient (-kü'shent), *n.* ကသံ
ညှိး, ကသံတင်ပြု, မှီကသံတင်ကလင်လောပဝဲလီတင်
စော့ညှိးမေမိခိန်ဒီးလီကထီဝဲ. —, *a.* See *n.*

Dis-däin', *v. t.* to think unworthy, contemn,
despise, scorn, တပးကဲပးကဲထင်တင်အံတင်နှု
ထာဆော့တင်စော့ထင်, ပးကဲဝဲဒ်ဆော့တင်သးထင်အ
ထေဝါး. —, *n.* haughtiness, arrogance,
scorn, pride. See DISDAIN, *v. t.*

Dis-däin'ful, *a.* scornful, contemptuous, haugh-
ty, ဝက်မိဆေး, တပးကဲပုဂံတင်.

Dis-ēase', *n.* distemper, malady, sickness, ail-
ment, တင်ဆါ, တင်ဆူးတင်ဆါ.

Dis-ēased', *a.* sick, ill, unwell, ဆါ, ထင်တင်ဆါ,
လောဆော့ဒိန်ဒီးတင်ဆါ.

Dis'em-bärk', *v. i.* to go on shore, land, de-
bark, ထူလီထာကဘိပုဒ်ဒီးဆိုင်ဆိုင်. —, *v. t.*
to put on shore, ဝင်ထီကတင်ဆိုင်.

Dis'em-bär-kä'tion, *n.* See DISEMBARK.

Dis'em-böd'y, *v. t.* to divest of the body, မပု
ဒ်ဒီးခိန်ဒီး, ဝင်လီကွဲဒ်ခိန်ဒီး; to discharge from
military organization, မဟေးဂီလုဒ်ဒီးသံဘိ
ဆော့ဒိန်ဒီးဆိုင်ဆိုင်.

Dis'em-bögue', (dis'em-bög'), *v. i.* to find vent,
or empty into, as a river, ယွာနွဲဒ်ဆိုင်ထိုင်
ပုဒ်ထိုင်ထိုင်ဆိုင်.

Dis'em-broil', *v. t.* to disentangle, ဘိကတင်လော
ဆိုင်သတိဘုဒ်လိပ်ဆေး.

Dis'en-ä'ble, *v. t.* See DISABLE.

Dis'en-chänt', *v. t.* to free from enchantment or
delusion, မဟေးဂီတင်သမုတင်ပယာ်မေမိကမိ.

Dis'en-cüm'ber, *v. t.* to free from encum-
brance, disburden, ဒူးဆိုင်သဘူ, ဒူးဆိုင်ကထီ;
to free from any obstruction, မပုဒ်ဒီး
တင်တင်တင်.

Dis'en-gäge' (-gäje'), *v. t.* to set free, liberate,
extricate, မပုဒ်ဒီး, ဝင်ထိုင်ထိုင်.

Dis'en-gäged', *a.* vacant, being at leisure, ဝိုင်

သဘူ, ဆိုင်ကထီ, ချါး. — (to be —), *v. i.* to
be detached from, ဆိုင်ကစီ, ဆိုင်လီထိုင်; to
be free from, ပုဒ်ဒီး; to be cleared, dis-
entangled, ပုဒ်ဒီးတင်ထိုင်ထိုင်, ပုဒ်ဒီးတင်သတိ
ဘုဒ်, ပုဒ်ဒီးတင်ကိတ်တင်; to be free from at-
tachment, ပုဒ်ဒီးတင်စာဆင်ဆေး.

Dis'en-gäge'ment, *n.* See DISENGAGED.

Dis'en-tän'gle, *v. t.* to unravel, untwist, loose.
မာလီမုဒ်ကတင်သတိဘုဒ်, မာကထီထိုင်ကတင်.

Dis'en-thräll', *v. t.* See DISINTHRALL.

Dis'en-throne', *v. t.* to dethrone, တုလီကွဲထိုင်
စီပုဒ်ဆိုင်.

Dis'en-tränge', *v. t.* to rouse from forgetful-
ness, ဒူးသုဒ်ခိန်ထိုင်ကတင်လောဆိုင်သပုဒ်ဆေး
မာမုဒ်.

Dis'es-pouse', *v. t.* to release from espousal,
မာလီထိုင်ကတင်ဆိုင်ထိုင်လိပ်ဆေး.

Dis'es-teem', *v. t.* to disfavor, slight, တထူး
ထိုင်, တပးကဲ, တထိုင်ထိုင်ထိုင်တင်နီတင်. —, *n.*
disfavor, disregard, တင်ထူးထိုင်တင်, တင်
ပးကဲတင်, တင်ထိုင်ထိုင်ထိုင်.

Dis-fä'vor, *v. t.* to disesteem, discountenance,
တကွဲဒ်, တထိုင်ဆေး, သးတထိုင်ထိုင်; to with-
hold favor, တမာဘူဒ်, တဟိုင်ဘူဒ်, တဟိုင်ထိုင်
ဆေး. —, *n.* disregard, disesteem, တင်
တထိုင်ထိုင်ဆေး, တင်တထိုင်ဆေး.

Dis-fig'üre (-fig'yür), *v. t.* to deface, deform, mar,
မဟေးဂီတင်ဆကွဲဒ်, မဟေးဂီတင်ဆစံထေ.

Dis-fig'üre-ment, *n.* deformity, defacement.
See DISFIGURE.

Dis-frän'chise (-frän'chiz), *v. t.* to dispossess
or deprive of the rights of a citizen, ထူး
ထိုင်ကွဲဒ်တင်ဆေးဆိုင်လောဆော့ထိုင်ထိုင်.

Dis-frän'chise-ment, *n.* See DISFRANCHISE.

Dis-für'nish, *v. t.* တဒူးဆိုင်ထိုင်ဒီးတင်ဆော့ထိုင်ထိုင်
ထာဆော့သုဝဲဆိုင်ထိုင်, ထူးထိုင်ကွဲဒ်ဝဲထိုင်.

Dis-gär'nish, *v. t.* to divest of ornaments, dis-
mantle, တုလီကွဲထိုင်ထိုင်ထိုင်ထိုင်.

Dis-görge', *v. t.* to vomit, puke, throw up,
ဘိး, ဘိးသဆိုင်ထိုင်; to throw out with vio-
lence, သဒ်ထိုင်ထိုင်, ဆူသဒ်ထိုင်, ဖျိုးထိုင်ထိုင်.

Dis-gräce', *v. t.* to put out of favor, degrade,
abase, ဆိုင်ကပုဒ်ထိုင်ဆေးထာပုဒ်, ဆိုင်ခွဲဒ်ခွဲဒ်

ä, é, î, ö, ü, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre, fär, läst, fäll, wä; t; ère, veil, térm; pique; döne, för,

ထဲအဆေး; to break the natural order of, မကရဲကရိကွင်တၢ်အလီၢ်အကျဲ,
 Dis-junct', *a.* disjoined, separated, တထီးလိၣ်ဆုၣ်
 အသး, တဆၣ်လိၣ်ဆုၣ်အသး, တဆိၣ်ဆုၣ်လိၣ်အသး.
 Dis-junc'tion (-jünk'shun), *a.* disunion, separa-
 tion, တၢ်တထီးဆုၣ်အသး, တဆၣ်ဆုၣ်လိၣ်အသး.
 Dis-junct'ive, *a.* ဆၣ်စးဒီး disjunction. —, *n.* *Gram.* a disjunctive conjunction, ကျိၣ်တၢ်ကထိၣ်ခံၣ်ဘိသန့ကုဒုးန့ၣ်တၢ်လီၤဆီ, as, I fear neither tigers nor elephants, ထဲ
 ခၣ်ထံၤခ့ၣ်ဝုၤ, ကဆိၣ်ဝုၤ, ယတဝံၤဆၣ်; a dis-
 junctive proposition,
 Disk, *n.* disc, ဝဲၣ်; *Astron.* မ့ၢ်မ့ၢ်ဝဲၣ်, ထီၣ်ဝဲၣ်, ဆၣ်ဝဲၣ်,
Bot. ဖိတကလုၣ်အခၢၣ်သး. ကွၢ်အဝီၤထၢ *Webster's Dictionary.*
 Dis-like', *v. t.* to disrelish, disapprove of, တဆဲၣ်
 ဒီး, တဆၣ်အသး, သးထု. —, *n.* aversion, re-
 pugnance, distaste, တၢ်သးထု, တၢ်တဆဲၣ်ဒီး.
 Dis'lo-cäte, *v. t.* to displace, ဝဲၣ်အဒီးဝဲ; to put out
 of joint, disjoint, မၤလီၤတထီၣ်, မၤလီၤဘျဲ, မၤ
 လီၤဖျၢၣ်အဆး; to be dislocated, လီၤဖျၢၣ်, လီၤဘျဲ.
 Dis'lo-cät'ion, *n.* တၢ်အဆးလီၤဖျၢၣ်, တၢ်အဆးတထီၣ်.
 Dis-löd'g'e', *v. t.* to drive from a concealment,
 တီထီၣ်ကွၢ်လၢအလီၢ်, ဒုးဟးထီၣ်ကွၢ်လၢအလီၢ်, မၤ
 လီၤထဲၣ်ကွၢ်လၢအဆိၣ်တြိၣ်ဆၣ်ဝဲ.
 Dis-loy'al, *a.* false to allegiance, faithless,
 treacherous, perfidious, တဒိကန့ၣ်ဆၣ်အက
 ဓၢၢ်အကလုၢ်, တမၤဆၣ်အကဓၢၢ်အတၢ်မၤတီၢ်တီၤလီၤ
 ဆၣ်, တဆိၣ်ထၢတၢ်ခိၣ်တၢ်သီဖိထီၣ်ဆၣ်.
 Dis-loy'al-ty, *n.* violation of allegiance. See
 DISLOYAL.
 Dis'mäl (diz'mäl), *a.* gloomy, dreary, cheer-
 less, doleful, dark, ဆူးတကျၢၣ်, ကညီၢ်ဘျၢၣ်က
 ထၣ်, ခံးလုၢ်ကထၣ်, ထၣ်စးဒီးတၢ်မၤဆၣ်ထီၣ်ထီၣ်ဘျိ
 တၢ်, တၢ်ဖျၢၣ်တၢ်ဖုးအလီၢ်.
 Dis-män'tle, *v. t.* to demolish, raze, pull down,
 ဘိၣ်လီၤကွၢ်, ဆုၣ်လီၤကွၢ်တၢ်အဆးအဆိၣ်.
 Dis-mäsk', *v. t.* to unmask, strip of disguise,
 ဆုၣ်လီၤကွၢ်တၢ်ကျၢၢ်ဆၢဝဲ.
 Dis-mäst', *v. t.* to break and carry away the
 masts, ဘိးကၢ်ကွၢ်ယၢ်ထုၣ်, ဘိးလီၤဆံၤကွၢ်ယၢ်ထုၣ်.
 Dis-mäy', *n.* terror, fright, fear, တၢ်ဖျၢၣ်တၢ်ဖုး,

တၢ်ဆၣ်ထီၣ်တၢ်ထီၣ်ဘျိ. —, *v. t.* to terrify,
 affright, appall, daunt, မၤဖျၢၣ်မၤဖုးတၢ်.
 Dis-mäy'ed', *p. p.* disjoint, ဆိၣ်ဒီးတၢ်သ့ၣ်ဖျၢၣ်သးဖုး.
 Dis-mäm'ber, *n. t.* to cut off the limbs of, မိၣ်
 ထဲၣ်ကွၢ်, ဝဲၣ်ထဲၣ်ကွၢ်, ကူးထဲၣ်ကွၢ်, မၤထဲၣ်ကွၢ်အဒုး
 တြိၣ်ခဲလၢၣ်; to cut in pieces, mutilate, ကူးဘျဲ
 ကိဘျဲတလီၣ်တလီၣ်; to sever, divide; as, to
 dismember an empire, မၤလီၤဒီးအဘိအစုၢ်.
 Dis-mäm'ber-ment, *n.* mutilation, division.
 See DISMEMBER.
 Dis-miss', *v. t.* to let go, ဖျၢၣ်တၢ်, ဖျၢၣ်ဟးတၢ်; to
 send away, မၤလီၤတၢ်, မၤလဲၤတၢ်, ဒုးလဲၤတၢ်;
 to put out of a situation, discharge, ဖျၢၣ်
 ကွၢ်ပုၤထၢအမၤတၢ်ဖိးတၢ်အပူၤ; to remove
 from office, discard, တုၢ်လီၤကွၢ်အလီၢ်.
 Dis-miss'al Dis-mis'sion, *n.* See DISMISS.
 Dis-mount', *v. t.* to alight, as from a horse or
 other beast, get off, ထုၤလီၤ, ဖိၣ်လီၤ. —, *v. t.* to throw from a horse, unhorse, ဒုး
 လီၤထဲၣ်ထၢတၢ်အလီၢ်; to remove or throw
 cannon from their carriages, ဝဲၣ်လီၤ
 ကွၢ်မိၣ်လၢထုၣ်ကထၣ်အလီၢ်.
 Dis'o-bē'di-ençe, *n.* refusal to obey, တၢ်အခၢၣ်
 ကုၣ်, တၢ်ကိၤန့ၢ်, တၢ်တဒိကန့ၣ်.
 Dis'o-bē'di-ent, *a.* refractory, ထၢအတဒိကန့ၣ်တၢ်,
 ထၢအတစ့ၢ်တၢ်အကလုၢ်, နၢ်ကုၣ်.
 Dis'o-bey', *v. t.* to transgress the command
 of, violate, infringe, break, တဒိကန့ၣ်, လုၢ်
 သ့ၣ်ခါပတၢ်တၢ်အကလုၢ်, ဝဲၣ်ကုၣ်အခၢၣ်.
 Dis'o-bliçe', *v. t.* to refuse civility to, dis-
 please, ထီၣ်ခၢၣ်ထီၣ်ခါပုၤလၢအတၢ်အဲၣ်ဒီး, မၤတၢ်ဒိသိး
 အကကိထၢပုၤလၢအဝီၢ်, မၤကိမၤကတၢ်ပုၤလၢ.
 Dis'o-bliç'ing, *a.* not disposed to please, un-
 accommodating, churlish, ဝဲၣ်ထုၣ်ထုၣ်ပုၤလၢ
 အသး, ညီၣ်န့ၢ်ပဲၣ်အသးကပၤမိၣ်ကပၤခါ.
 Dis-ör'der, *v. t.* to derange, confuse, မၤကရဲ
 ကရိကွၢ်တၢ်အလီၢ်အကျဲ, မၤတၢ်တစူတဒိး, မၤတၢ်
 ဖုၣ်ထီၣ်ဖုၣ်ထီၣ်, မၤသတိၣ်သ့ၣ်တၢ်, မၤဟးဝီၤတၢ်ကျဲ
 အသးအလီၢ်အကျဲ; to produce sickness or
 indisposition in, မၤကဲထီၣ်တၢ်ဆါ; to dis-
 compose the mind, ruffle, မၤကဲခိကဒိသး, မၤ
 ထၣ်ထီၣ်ထီၣ်ဘျိသး, မၤတဂၢၢ်တကျၢၤသး, သ့ၣ်ဆၢ
 သးဆၢ, သ့ၣ်တဖုၣ်သးတဖုၣ်; — the intellect,

ä, ä, i, ö, ü, y, long; ä, ë, i, ö, ü, y, short; cäre, fär, läst, what; thäre, veil, tärn; pique; done, für,

မဆုံးလီၤစွၤလီၤသးစတၢ်ကွၢ်တၢ်ဆၢသ့.—, *n.* want of order, confusion, irregularity, တၢ်ကရဲၤကရီၤ, တၢ်သတိၣ်ဘျၣ်, တၢ်ဖျၢၣ်ထံၣ်ဖျၢၣ်ထီၣ်, တၢ်တဆူတဖိး, confusion, bustle, ရှူးရှူးရှူး, တၢ်ဆတိၣ်ဘျၣ်, တၢ်သဘူးသကး, တၢ်မရံၣ်မရိး; irregularity of conduct, တၢ်မသဇူးကမၣ်; tumult, တၢ်ဘၢလိၣ်တၢ်လီၤ; disease, sickness, distemper, တၢ်ဆူးတၢ်ဆါ; discomposure of mind, တၢ်သ့ၣ်တၢ်ဂၢၢ်သးတကျၢၤ, တၢ်ဆသ့ၣ်ကစိသးကရိၤ, တၢ်ဆသ့ၣ်တရၢ်သးတရၢ်; mental derangement, တၢ်ဆသ့ၣ်တဆးသးတဆး, တၢ်ဆသ့ၣ်တရၢ်သးတရၢ်.

Dis-or'der-ly, *a.* out of proper order, irregular, ဆလီၤဆကျဲးယးဂီၤ, တဆၢၣ်လိၣ်တဖိးဒုလိၣ်ဆသး, ဆိၣ်ကရဲၤကရီၤ, ဆိၣ်သတိၣ်ဘျၣ်; behaving contrary to good order, unruly, lawless, ထၢဆမၤသဇူးကမၣ်တၢ်, တဂ့ၢ်တဆၢၣ်, တၢ်တၢ်သိၣ်တၢ်သိထၢ. See ၂ သ့. ၃: ၈.—, *adv.* irregularly, confusedly. See DISORDERLY, *a.*

Dis-or'gan-i-zá'tion, *n.* See DISORGANIZE.

Dis-or'gan-ize, *v. t.* to destroy the organic structure of, မဟးဂီၤတၢ်ဆိၣ်ကထဲၣ်ကတီၢ်ပၣ်တ့ၢ်ဆသး, မဟးဂီၤတၢ်ဆၢဆဲးထီၣ်တ့ၢ်ဝဲထၢတၢ်ဆက့ၢ်ဆဂီၤတခံၤမံး; to utterly break up, မလီၤပျီၣ်ကွၢ်တၢ်, မလီၤကထဲ, မလီၤသဘိး.

Dis-own' (*diz-ōn'*), *v. t.* to disavow, renounce, deny, disclaim, ဝဲၣ်, ဣၣ်ကွၢ်, သမၢ်ကွၢ်.

Dis-pár'age, *v. t.* to dishonor, debase, vilify, detract, မဆုံးလီၤစွၤလီၤဆထၢကရိၤ; to depreciate, decry, ကတိၤဟးဂီၤတၢ်, ကတိၤဆဲးလီၤစွၤလီၤတၢ်ဆထၢကရိၤ.

Dis-pár'age-ment, *n.* detraction, derogation, reproach. See DISPARAGE.

Dis-pár'i-ty, *n.* inequality, dissimilitude, disproportion, တၢ်တၢ်သိးလိၣ်, တၢ်တဆူလိၣ်တဖိးဒုလိၣ်, တၢ်တဆၢၣ်လိၣ်.

Dis-párt', *v. t.* to divide, dissever split, မလီၤစး, ဆိးစး, ဆိးသ့ၣ်; to be parted, လီၤသဆိး.—, *v. i.* See DISPART, *v. t.*

Dis-pás'sion-ate, *a.* cool, free from passion, calm, composed, ထၢဆကီၤဆသး, ပၣ်ဂၢၢ်ပၣ်ကျၢၤသး, သးတထီၣ်ထၢ; impartial, တစံၣ်ဣၣ်တခိတၢၢ်တၢ်, တကွၢ်ခဲၣ်တခိတၢၢ်တၢ်တၢ်.

Dis-patch', *v. t.* to send (a person), မၤထဲတၢ်, မၤလီၤတၢ်, ဒုးထဲတၢ်; to send (a letter), ယုၣ်ယုၣ်ထံၣ်; to kill, မၤသံတၢ်; to perform or execute expeditiously, မၤတၢ်ခွၢ်ခွၢ်, မၤပရၢ်ပတုၤတၢ်.—, *n.* speed, haste, တၢ်ပျီၣ်ပျီၣ်ခွၢ်, တၢ်ခွၢ်; expeditious performance, တၢ်မၤပျီၣ်ပျီၣ်ခွၢ်, တၢ်မၤပရၢ်ပတုၤ; a letter sent with expedition, ထံၣ်ပရၢ်ထၢဆဒုးထဲၤဆၢဝဲခွၢ်.

Dis-pél', *v. t.* to scatter by force, ဒုးလီၤပျီၣ်ပျီၣ်ကွၢ်တၢ်; to dissipate, မၤထီၣ်မၤကွၢ်တၢ်, မၤခိၣ်ခိၣ်ဖျိးကွၢ်တၢ်.

Dis-pèn'sa-ble, *n.* capable of being dispensed with, ထၢပပၣ်ထီၣ်ကွၢ်သန့ကုၢ်မိးဆထူးတဆိၣ်ထၢ; capable of being administered, ထၢပနီၤယုၣ်ဆိးသ့.

Dis-pèn'sa-ry, *n.* တၢ်ဆါတသံၣ်တသီဆလီၤ.

Dis'pen-si'tion, *n.* distribution, တၢ်နီၤယုၣ်တၢ်; a dispensation of Providence, တၢ်ထၢယွၤဆဲးကုၢ်ကွၢ်မၤဘျူးမၤပျီၣ်မိးနီၤစးယုၣ်တၢ်ထၢပၤထီၣ်မိၣ်မိဆဂီၢ်; the grant of exemption from the obligation of law, တၢ်နီၤဆဲးထူးထၢဆထမၤထၢၣ်ဝဲၣ်တၢ်သိၣ်တၢ်သိၣ်ခဲၣ်ဆဲးန့ၣ်သက့ကပူၤမိးတၢ်မိးထး.

Dis-pèn'sa-tive, *a.* ထၢဆဲးမိးယုၣ်တၢ်ပူၤဖျူးဆဲး.

Dis'pen-sá'tor, *n.* a distributor, a dispenser, နီၤယုၣ်တၢ်မိ.

Dis-pèn'sa-to-ry, *a.* ပၤယုၣ်တၢ်ပူၤဖျူးဆဲး.—, *n.* ထံၣ်တသံၣ်ဆမိၣ်.

Dis-pense', *v. t.* to distribute, နီၤယုၣ်တၢ်.—Dis-pense with, to set aside, pass by, ဝဲၣ်ကွၢ်, ပၣ်ထီၣ်ကွၢ်, တမၤထၢၣ်ဝဲ; to suspend the operation of, ပၣ်ကတီၢ်ကွၢ်တၢ်; to do without, တသ့ထၢၣ်, တမၤထၢၣ်, တထံးန့ၣ်ထၢ.

Dis-pens'er, *n.* See DISPENSATOR.

Dis-péo'ple, *v. t.* to depopulate, ဒုးဆဲးလီၤစွၤလီၤပူၤထံၣ်မိၣ်မိ, ခူမိၣ်မိလၢကီၢ်ပူၤ.

Dis-pèrse', *v. i.* to be scattered, လီၤပျီၣ်ပျီၣ်စး, လီၤပျီၣ်ပျီၣ်ထီၣ်, ထးစးလိၣ်ဆသး; to be dissipated, ခိကွၢ်, ခိၣ်ခိၣ်ဖျိးကွၢ်ဝဲ.—, *v. t.* to scatter, diffuse, disseminate, မလီၤပျီၣ်ပျီၣ်စး, မလီၤပျီၣ်ပျီၣ်ထီၣ်; to dissipate, မၤခိၣ်ခိၣ်ဖျိးကွၢ်; to distribute, deal out, နီၤယုၣ်တၢ်.

Dis-pèr'sion, *n.* See DISPERSE.

do, wɒlf; fúrl, rɹde, pʊsh; e. i. o. silent; ç as s; çh as sh; ġ as ǰ; ġ as in ġet; s as z; x as gz; n as in linger.

Dis-pér'sive, *a.* tending to scatter or dissipate, ထာဆမာလီၤမုၢ်လီၤဖးတၢ်, ညိၣ်န့ၢ်ခိၣ်ခိၣ်ဝဲ.

Dis-pir'it, *v. t.* to dishearten, discourage, damp, depress, မးဆဲးလီၤစ့ၤလီၤသးစးဝံၢ်ဆထီ, မးစၢ်လီၤသး, မးလီၤညးလီၤဘိသး.

Dis-plāce', *v. t.* to remove from its usual or proper place, သးကွံၣ်ဆလီၢ်မိးပၢ်ကပၢ်ကွံၣ်ဝဲ; to remove from office, depose, discard, တုၢ်လီၤကွံၣ်ဆလီၢ်.

Dis-plāce'ment, *n.* removal. See DISPLACE.

Dis-plā'cen-cy, *n.* displeasure, dislike, တၢ်တဆၣ်သး, တၢ်တကျၢၤသး, တၢ်တခံသ့ၣ်ပံသး.

Dis-plāy', *v. t.* to expand, spread, သထံၣ်ထီၣ်; to exhibit, show, make manifest, parade, န့ၣ်ဖျါထီၣ်တၢ်, ပၢ်ဖျါထီၣ်တၢ်. —, *n.* exhibition, တၢ်သထံၣ်ထီၣ်ဝဲ, တၢ်ပၢ်ဖျါထီၣ်ဝဲ, တၢ်ဒုးန့ၣ်.

Dis-plēase', *v. t.* to offend, anger, vex, provoke, မးဆါပုၤဂၤဆသး, မးဒိၣ်ထီၣ်ပုၤဂၤဆသး, မးကိၢ်ပုၤဂၤဆသး; to disgust, မးသးဆၣ်စၢပုၤဂၤဆသး. —, *v. i.* to be disagreeable to, တထံၣ်ဆသး, တဆဲၣ်မိး, တစုၣ်ဆသး.

Dis-plēas'ure (-plēzh'ūr), *n.* anger, wrath, vexation, တၢ်သးဒိၣ်, တၢ်သးကိၢ်; dislike, disapprobation, တၢ်တဆၣ်ဆသး, တၢ်တစုၣ်ဆသး.

Dis-plōde', *v. i.* to explode, ဒိၣ်ဖး, ကဲၤသဒ္ဒါထီၣ်ထီၣ်. See EXPLODE.

Dis-pōrt', *n.* to play, လိၣ်ကွဲတၢ်. See SPORT.

Dis-pōs'a-ble (-pōz'a-bl), *a.* ထာပဆါသ့, ထာပဆုၣ်သ့, ထာပမးဆါခိၣ်ခိၣ်န့ၣ်သ့. See DISPOSE OF.

Dis-pōs'al, *n.* arrangement. See DISPOSE.

Dis-pōse', *v. t.* to put in order, arrange, ကထဲၣ်ကတိၤကုၤဆလီၢ်, ကျဲၤကုၤဆလီၢ်; to place, set, ပၢ်တၢ်, ပၢ်လီၤတၢ်ဆလီၢ်; to adapt, adjust regulate, ပၢ်လီၤတၢ်ခိၣ်ကထံၣ်ဆလီၢ်, န့ၣ်ညိၣ်တၢ်ခိၣ်ကထံၣ်ဆသး; — the mind, to incline, bias, ကထဲၣ်ကတိၤပုၤဂၤသး, ဒုးဆၣ်ပုၤဂၤဆသ့ၣ်ဆသးထာဆကမးတၢ်ဆဲးတၢ်န့ၣ်. — Dispose of, to sell, ဆါကွံၣ်; to part with, give away, bestow, ဆုၣ်လီၤဝဲထာပုၤဂၤ; to apply to a particular purpose, ပၢ်ဝဲထာတၢ်ဆဲးတၢ်န့ၣ်ဆလီၢ်; to use, employ, သ့ဝဲထာတၢ်ဆဲးတၢ်န့ၣ်ဆလီၢ်; to place, ပၢ်လီၤတၢ်ဆလီၢ်ဆကျဲ.

Dis-pōsed', *a.* inclined, minded, သးဒိၣ်.

Dis'po-si'tion, *n.* the act of disposing, disposal, တၢ်ကျဲၤလီၤဆလီၢ်ဆကျဲ; the manner of disposing, arrangement, adjustment, order, တၢ်ကျဲၤလီၤတၢ်ဆမိဆထဲၣ်; tendency, inclination, တၢ်ဆလုၢ်ဆလီၢ်, တၢ်ဆသး, တၢ်ညိၣ်န့ၢ်မးဆသးခိၣ်ခိၣ်န့ၣ်; natural temper of mind, သးဆလုၢ်ဆလီၢ်, သးဆသး; a propensity, a propension, ဝၣ်သးန့ၣ်, တၢ်ဆသးဒိၣ်.

Dis'pos-sēs's', *v. t.* to deprive of, eject, ထုးထီၣ်ကွံၣ်တၢ်စုၣ်လီၢ်ခိၣ်ခိၣ်မိးပၢ်ကလိကလိကျဲၤဆါ.

Dis'pos-sēs'sion, *n.* See DISPOSSESS.

Dis-prāise', *v. t.* to blame, censure, reproach, ခုၣ်န့ၣ်ပယု, ကတိၤဟးဂိၤတၢ်ဆထာကမိ. —, *n.* တၢ်ခုၣ်န့ၣ်ပယုတၢ်, တၢ်ကတိၤဟးဂိၤတၢ်ဆထာကမိ.

Dis-prōf'it, *n.* loss, damage, တၢ်ဆကျဲၤဆမ့ၣ်ဆဲးလီၤစ့ၤလီၤ.

Dis-proof', *n.* disproval, confutation, တၢ်ပၢ်ဖျါထီၣ်တၢ်ထာဆတမ့ၣ်ဆၣ်တၢ်. See DISPROVE.

Dis'pro-pōr'tion, *n.* want of symmetry, တၢ်ကိၢ်ကံၢ်ကိၢ်ကိၢ်, တၢ်ဆါစ့ၤ, တၢ်ဒိၣ်ဆဲး, တၢ်စုၣ်ထံၣ်စုၣ်ထီ, တၢ်တတုၤသိး.

Dis'pro-pōr'tion-al, Dis'pro-pōr'tion-ate, *a.* unsymmetrical, ကိၢ်ကံၢ်ကိၢ်ကိၢ်, ဆဒ့ဆတြၢ်, ဆကုၢ်ဆဂိၤတတဆါထာဆမိၢ်ပုၤဆၣ်.

Dis-prove', *v. t.* to prove to be false, confute, ကတိၤဆါကုၤတၢ်ထာဆတမ့ၣ်ဆၣ်တၢ်, န့ၣ်ဖျါထီၣ်ကုၤပုၤဂၤဆတၢ်ကတိၤထာဆတမ့ၣ်ဆၣ်တၢ်, ဘျီဆါကုၤတၢ်, ခုၣ်ဆါကုၤတၢ်.

Dis-prov'a-ble, *a.* refutable, ထာပန့ၣ်ဖျါထီၣ်ဖါ, ထာဆတမ့ၣ်ဆၣ်တၢ်ဆၣ်သ့. See DISPROVE.

Dis'pu-ta-ble, *a.* controvertible, ဝုၢ်လိၣ်တၢ်ဆလီၢ်ဆိၣ်ဝဲ, ထာပတြၢ်ဝုၢ်လိၣ်.

Dis'pu-tant, *n.* a controvertist, a controversialist, ပုၤထာဆဝုၢ်လိၣ်ဘျီလိၣ်တၢ်.

Dis'pu-tā'tion, *n.* argument, တၢ်ဝုၢ်လိၣ်ဘျီလိၣ်.

Dis'pu-tā'tious, Dis-pūt'a-tive, *a.* ညိၣ်န့ၢ်ဝုၢ်လိၣ်တၢ်.

Dis-pūte', *v. t.* to deny the truth or propriety of, controvert, ညဲဝုၣ်လိၣ်တၢ်, ကတိၤဝုၢ်လိၣ်တၢ်ထာတၢ်န့ၣ်တမ့ၣ်ဆၣ်တၢ်ဆၣ်; to argue, discuss, debate, ဝုၢ်လိၣ်ဘျီလိၣ်တၢ်; to strive to maintain, contest, ထဲးလိၣ်ဆိလိၣ်, ဣဆါလိၣ်. —, *n.* controversy, debate, တၢ်ထဲးလိၣ်ဆိလိၣ်, တၢ်ဝုၢ်လိၣ်ဘျီလိၣ်, တၢ်ညဲးလိၣ်ဝုၢ်လိၣ်.

a, ē, i, ō, ū, y, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, w hæt; thēre, veĭl, tērm; pique; dōne, fōr,

- Dis-qual'i-fi-ca'tion, *n.* unfitness, တၢ်စ့ၢ်အကြၢး
ဆၢ်အသုတအိၣ်ထီၣ်တၢ်ဒီးမၤဝဲ, တၢ်အကြၢးအဆၢ်
တၢ်ထီၣ်ဆၢ်ဆၢ်ဝဲအစ့ၢ်. See DISQUALIFY.
- Dis-qual'i-fy, *v. t.* to deprive of legal power or
right, ဣဆၢ်တၢ်ဒီးသီးအသုတအိၣ်ဒီးတၢ်ခံးတၢ်မၤ
ဒီးဆၢ်ဒီးတၢ်တၢ်, တၢ်ဆၢ်ဆၢ်လၢအကမၤတၢ်ဆၢ်တၢ်
ဒီးဆၢ်; to disable, incapacitate, မၤတၢ်
ဒီးကွၢ်အတၢ်မၤသ့.
- Dis-qui'et, *v. t.* to render unquiet, disturb, မၤ
တူၤမၤဝဲတၢ်, မၤတၢ်တၢ်, မၤကိမၤဝဲတၢ်လၢပၤဂၤအ
ဆၢ်, မၤဆၢ်ထီၣ်ဆၢ်တၢ်, မၤဝဲပၤတၢ်. —, *n.*
a being disturbed, တၢ်တူၤတၢ်ဝဲ; anxiety,
uneasiness, restlessness, တၢ်ဆၢ်တၢ်တၢ်, တၢ်
ဆၢ်ကိဆၢ်ဝဲ, တၢ်ဆၢ်ထီၣ်ဆၢ်တၢ်, တၢ်ဆၢ်ဝဲပၤတၢ်,
အိၣ်တၢ်.
- Dis-qui'et-ness, *n.* See DISQUIET.
- Dis-qui-si'tion, *n.* dissertation, discussion, တၢ်
ဆိမိၣ်ဆိမိ, သံကွၢ်စ့ၢ်အကျိၤထံထံဆးဆး.
- Dis-re-gard', *v. t.* to pay no heed to, neglect,
slight, တၢ်ဝဲတၢ်, တၢ်တၢ်ဒီးတၢ်, တၢ်ဒီးကန့ၣ်တၢ်.
—, *n.* a neglect, a slight, တၢ်တၢ်ဝဲ
တၢ်, တၢ်တၢ်ဒီးတၢ်, တၢ်တၢ်ဒီးကန့ၣ်တၢ်.
- Dis-rē'l'ish, *v. t.* to dislike the taste of, အိၣ်တ
ဝဲဆၢ်, အိၣ်တန့ၣ်ဆၢ်; to dislike, တၢ်ဆၢ်ဒီး, တ
ဆၢ်အသး. —, *n.* distaste, dislike, တၢ်တ
ဝဲဆၢ်, တၢ်တဆၢ်အသး, တၢ်တဆၢ်ဒီး.
- Dis're-mēm'ber, *v. i.* to forget (low), သးပုၤနီၣ်.
- Dis-rēp'ū-ta-ble, *a.* not reputable, discredita-
ble, ill-famed, အထၢ်ကၢ်တၢ်အိၣ်; injurious
to reputation, disgraceful, လၢအကမၤတၢ်
ဒီးလၢကၢ်, လၢအမၤဆၢ်လိၤစ့ၢ်လိၤလၢကၢ်.
- Dis're-pūte', *n.* want of reputation, disesteem,
discredit, dishonor, disgrace, တၢ်အထၢ်က
တၢ်အိၣ်, တၢ်အထၢ်ကတၢ်တၢ်.
- Dis're-spēct', *n.* want of respect, incivility, ir-
reverence, တၢ်တထူးတထီၣ်, တၢ်မၤတၢ်တၢ်.
- Dis're-spēct'ful, *a.* wanting in respect, uncivil,
လၢအတထူးထီၣ်ဆၢ်, လၢအမၤတၢ်တၢ်.
- Dis-rōbe', *v. t.* to undress, divest of clothing,
ဘုၣ်လိၤကွၢ်တၢ်ကူတၢ်သီး, တၢ်ကထၢ်ကဆၢ်.
- Dis-rūp'tion, *n.* the act of rending asunder,
a rent, a breach, တၢ်ဒီးဒီး, တၢ်သ့ၣ်ဒီး, တၢ်လၢ.
- Dis-sāt'is-fac'tion, *n.* discontent, displeasure,

- dislike, တၢ်တဆၢ်အသး, တၢ်တဆၢ်ဒီး, တၢ်တ
ဆၢ်ခံးသး, တၢ်သးတၢ်.
- Dis-sāt'is-fy, *v. t.* to make discontented, dis-
please, မၤတၢ်တၢ်ပၤသး, မၤတၢ်တဆၢ်ပၤသး.
- Dis-sāt'is-fied, *a.* discontented, အိၣ်တၢ်ဆၢ်
တၢ်; not gratified, တဆၢ်အသး, တကျၢၤအသး,
တဆၢ်ဆၢ်ခံးသး; not satisfied in mind, (after
receiving an injury), injured, သးတၢ်ဆၢ်ဒီး
ဆၢ်; displeased, သးတၢ်ဆၢ်, သးဒီး.
- Dis-sēct', *v. t.* to analyze, ကူး, ကျိ, ကိ, ကူးဝဲ; to
anatomize, ကျိတၢ်, ကိတၢ် (အဆၢ်)ဒီးပကသ့ၣ်
ညါန့ၣ်ပၤစ့ၢ်လိၤတၢ်လိၤဆးကသ့အသီး.
- Dis-sēc'tion, *n.* See DISSECT.
- Dis-sēize' (-seez'), *v. t.* to dispossess wrongful-
ly, တံးထီၣ်ကွၢ်ပၤအစ့ၢ်လိၤခိၣ်ခိၣ်လၢအစ့ၢ်တၢ်တ
တၢ်တၢ်.
- Dis-sēm'ble, *v. t.* to disguise, mask, မၤတၢ်မၤတၢ်
သး; to simulate, feign, လိၤဆိအသး, လိၤတၢ်.
See FEIGN.
- Dis-sēm'bler, *n.* See DISSEMBLE.
- Dis-sēm'i-nāte, *v. t.* to spread abroad, pro-
mulate, diffuse, circulate, publish, ဒုး
သ့ၣ်ညါတၢ်သကူၤဆးဒီး, သိၣ်ကူၤသိၣ်ကူၤတၢ်သ
ကူၤဆးဒီး, ဖွံလိၤဝဲတၢ်သကူၤဆးဒီး.
- Dis-sēm'i-nā'tion, *n.* propagation, dispersion,
diffusion. See DISSEMINATE.
- Dis-sēn'sion, *n.* strife, discord, quarrel, တၢ်တ
ဆၢ်လိၤတၢ်ဒီးဒီး, တၢ်တၢ်လိၤတၢ်လိၤသး, တၢ်အသးတ
ဒီးသီး, တၢ်ထံးလိၤဆိလိၤအသး.
- Dis-sēnt', *v. i.* to differ in opinion, disagree,
သးတၢ်ဒီးသီး, နတၢ်တၢ်ဒီးသီး; to refuse assent,
တကျၢ်လိၤ, တဆၢ်လိၤအိၣ်လိၤဝဲ; to leave an es-
tablished church, တတံးန့ၣ်ဆၢ်တၢ်ညါယွၤတၢ်
ယွၤအလၢ်အလၢ်လၢမၤဝဲစံၣ်ညါဝဲ. —, *n.* dis-
agreement. See DISSENT, *v. t.*
- Dis-sēnt'er, *n.* ပုၤလၢအတံးန့ၣ်တၢ်ညါယွၤတၢ်
ယွၤအလၢ်အလၢ်လၢမၤဝဲစံၣ်ညါဝဲ.
- Dis-sēn'tient (-sēn'shent), *a.* disagreeing, dis-
senting, သးတၢ်ဒီးသီး, လၢအတဆၢ်လိၤဆိလိၤဝဲ.
—, *n.* See DISSENTIENT, *a.*
- Dis'ser-tā'tion, *n.* an essay, a discourse, တၢ်ကွဲး
ဖျါထီၣ်တၢ်စ့ၢ်, တၢ်ကထၢ်ဖျါထီၣ်တၢ်စ့ၢ်အကျိၤ.

do, wolf; fūr, rude, push; e. i. o. silent; ç ass; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

Di-*vēr'sion*, *n.* the act of turning aside, တာ်ဆင်
ကဝါ; amusement, pastime, play, sport,
တာ်လိင်ကွဲ. See **DIVERT**.

Di-*vēr'si-ty*, *n.* unlikeness, variety. See **DIVERSE**.

Di-*vērt'*, *v. t.* to turn aside, မာ်လွဲကွဲ, မာ်လွဲကွဲ,
ဆင်ကဝါ; to please, amuse, entertain, မာ
ရင်ဆသး, မာ်သ့ၣ်ပွဲသးညီထီၣ်ကွဲဆသး.

Di-*vēst'*, *v. t.* to strip, as of arms, clothes &c.
ပင်လီၤကွဲၣ်တာ်, ဘိၣ်လီၤကွဲၣ်တာ်, သ့ၣ်လီၤကွဲၣ်တာ်; to
take away from, ထူးထီၣ်ကွဲၣ်, တံးထီၣ်ကွဲၣ်.

Di-*vide'*, *v. i.* to part, sunder, separate, လီၤ
ဝေ. —, *v. t.* to part, မာ်ဝေ, မာ်လီၤဝေ; to se-
parate into parts, တီသ့ၣ်ဝေ, ကုသ့ၣ်ဝေ, မာ်လီၤ
ပြီလီၤပြီ; to make a division between, နှီ
ဝေတာ်ဆသး, ပင်လီၤဆီတာ်ဆသး; to disunite,
မာ်လီၤရီၤလီၤဝေ, မာ်လီၤရှင်; to part into shares,
ထုၣ်နှီၤဝေ; to distribute, deal out, share, နှီ
ထုၣ်; *Arith.* နှီ, နှီဝေ; as, to divide by 4,
နှီဝေလၢ ၄.

Div-*i-dend*, *n.* a share, တာ်နှီၤဝေနှီၤဝဲ; a number
to be divided, တာ်ခဲၣ်လၢဆသးတာ်နှီၤဝေဝဲ.

Di-*vid'ers*, *n.* compasses, ကုၣ်ပာ်.*

Div-*i-nā'tion*, *n.* တာ်စုၣ်တာ်ကံၣ်, တာ်ဝေတာ်.

Di-*vine'*, *a.* pertaining to the deity, ဆင်ဆးမိး
ယွဲ; partaking of the nature of God, ဆင်
ဆးမိးယွဲဆသးတာ်; godlike, heavenly, လီၤ
ဂင်ထာ်ယွဲ; excellent in the highest degree,
မိၣ်မိးတာ်ပွဲၤတာ်ပွဲၤ. —, *v. t.* to foresee,
foreknow, predict, presage, စုၣ်တာ်ကံၣ်,
ဝေတာ်ပွဲၤဆသးထီၣ်ခဲဆသး. —, *n.* a minis-
ter, a clergyman, သရၣ်ထာ်ဆမာ်လီၤခါပာ်သံး
ထီၣ်ကံၣ်(theology)ဆတာ်ထီၣ်တာ်ထီ.

Di-*vin'er*, *n.* a seer, ပုၤထာ်ဆမာ်တၢ်စုၣ်တာ်ကံၣ်တဂၢ.

Di-*vin'i-ty*, *n.* the being or nature of God, dei-
ty, godhead, တာ်ထာ်ဆခါယွဲ; God, the Dei-
ty, the Supreme Being, ယွဲ; a false god,
ကခါ; a celestial being, မုၢ်ဆါမိး; theology,
ယွဲဆတာ်ထီၣ်တာ်ထီ.

Di-*vis'i-bil'i-ty*, *n.* See **DIVISIBLE**.

Di-*vis'i-ble*, *a.* that may be divided, ထာ်ဆလီၤ
ဝေသ့, ထာ်ဆလီၤမုၢ်ပြီပြီသ့, ထာ်ဆလီၤရှင်သ့.

Di-*vis'ion* (-*vīzh'un*), *n.* a being divided, တာ်
လီၤဝေ, တာ်လီၤမုၢ်လီၤဝေ, တာ်လီၤပြီလီၤပြီ; the act

of dividing, တာ်မာ်လီၤမုၢ်လီၤဝေ; that which
divides, a partition, တာ်ထာ်ဆမာ်လီၤမုၢ်လီၤ
ဝေတာ်, တာ်ထာ်ဆနှီၤဝေတာ်; the part separated,
compartment, section, တာ်ထာ်ဆဆင်တာ်နှီၤ
ဝေဆသး, တာ်နှီၤဝေဆသး; a separate body of
men, ပုၤတဖု, ပုၤဆင်နှီၤဝေဆသးတဖု, ပုၤတနှီၤ; a
part or portion, a share, တာ်တနှီၤ, တကွဲ,
ထုၣ်, တမိ; disunion, discord, variance, တာ်
လီၤဝေ, တာ်လီၤမုၢ်လီၤဝေ, တာ်လီၤရှင်.

Di-*vi'sor*, *n.* တာ်နှီၤဝေတာ်; in *Arith.* ဝေမိ.

Di-*vōrce'*, *v. t.* to part husband and wife, ပင်
မာ်, ပင်မာ်မိပင်မာ်ဝါ, ပင်မာ်လိၣ်ဆသး; to dis-
unite, sever, sunder, မာ်လီၤဝေလိၣ်ဆသး—,
n. a divorce, legal separation of hus-
band and wife, တာ်ပင်မာ်.

Di-*vōrce'ment*, *n.* တာ်ပင်မာ်.

Di-*vūlge'*, *v. t.* to reveal, disclose, impart, ပင်
ဖျါထီၣ်တာ်, ထီၣ်ဖျါထီၣ်တာ်; to publish, pro-
claim, ဒူးထူထီၣ်သါလီၤတာ်.

Diz'*en*, *v. t.* to dress gaudily, overdress, ဆဆာ်
ဆဆါကပြီၣ်ကပြီၣ်ဆါန့ၣ်ဆသး. See **BEDIZEN**.

Diz'*zy*, *a.* giddy, ခဲသ့, မိၣ်တထူတထူ.

Diz'*zi-ness*, *n.* giddiness, vertigo, ခဲခဲသ့, မိၣ်တ
ထူတထူ.

Do (doo), *v. t.* to perform, execute, make, (in
various ways), မာ်, ဝဲတာ်မာ်တာ်. See **၂၆၁**.
၂၀:၆; to produce, effect, ဒူးကဲထီၣ်တာ်, ဒူးထီၣ်
ထီၣ်တာ်; to finish, accomplish, (used chief-
ly in the participle done), မာ်ဝဲမာ်ကဲ; to de-
ceive, ထီၣ်န့ၣ်, ထွဲန့ၣ်. —, *v. i.* to act or be-
have, မာ်, ဝဲမာ်ဝဲမာ်; to fare, မာ်ဆသး; as, how
do you do? နမာ်ကဲဝဲ; to suit, answer a pur-
pose, ဝုၤဝဲ, ထာ်ဝဲ, ထာ်ဆသး; as, that will do,
ထာ်ထီ, ဝုၤထီ, ထာ်ထီပုၤ; do you go? မုၢ်န့ၣ်ထီ;
do go, ထီတက့ၢ်.—Do away with, to put
away, remove, ညီကွဲၣ်တာ်, ပင်ကွဲၣ်တာ်, မာ်ထီမာ်
ကွဲၣ်တာ်.—Do with, to use, employ, သ့တာ်,
မာ်မိး; as, do it with a knife, မာ်မိးမိး; to have
to do with, deal with, မာ်ဆင်ဆး, မာ်ဆင်ဆုၣ်.

Dōc'*ile*, *a.* easily taught, teachable, နာ်ပာ်ညီ,
မာ်လီၤန့ၣ်ညီ; easily disciplined, tractable,
ညီန့ၣ်မိကန့ၣ်တာ်, ထီၣ်ဆီၣ်ညီ.

Do-*cil'i-ty*, *n.* teachableness. See **DOCILE**.

dg, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; ñ as in linger.

Döck, *v. t.* to cut short, curtail, clip, ကူးဝဲင်စိုင်
 ထီး၊ မိန်ဝဲင်စိုင်သီး; to place in dock, ပ်ကဘိ
 ထာ dock စေပူ။ —, *n.* the tail of an ani-
 mal cut short, ဝဲင်မိန်ဆောင်; a deep trench for
 shipping, a basin, ဝေလီဝဲပဝဲင်ခွဲမိကဘိမိ။
 Döck'et, *n.* a bill tied to goods, a label, ထီ
 မိက္ခဲနီင်တတ်သွင်။
 Döck'yard, *n.* တၢ်ဝေလီဝဲပဝဲင်ခွဲင်ကဘိစေယၢစေမိ
 မိးတုကဘိထာစေပူ။
 Döc'tor, *n.* a teacher of any art or science,
 သရၢ်ထာစေမိန်လိသိလိတၢ်ကုန် တၢ်ဆး တမံ မံ ;
 one who has received the highest de-
 gree in a faculty, ပုထာစေန့ၢ်ထၢ်စေမံၤအသၢ်
 ထာပုထေသု; a physician, ကသံၣ်သရၢ်။ —,
v. t. တၢ်ကသံၣ်, ခုးထီကသံၣ်, ကုစိတၢ်ဆါ, ဝံၢ်တၢ်
 ဆါ, ဘိတၢ်ဆါ။
 Döc'tor-ate, *n.* the degree of a doctor, ပုထာ
 စေမိးန့ၢ်ထၢ်စေမံၤ စေသၢ် ထာစေ ခုၢ် ပုထေ သု။ See
 DEGREE, last *def.*
 Döc'tor-ship, *n.* (rare). See DOCTORATE.
 Döc'tress, *n.* ကသံၣ်သရၢ်စိုၣ်။
 Döc'tri-nal, *a.* ထၢ်စးမိးတၢ်ထီၣ်ကုၤသီကုၤ။
 Döc'trine, *n.* the act of teaching, instruction,
 discipline, စေသိၣ်တၢ်သီ တၢ်; a principle
 taught, a dogma, a tenet, တၢ်ထီၣ်တၢ်သီ။
 Döc'ü-ment, *n.* a precept, တၢ်မၤလိၣ်, တၢ်ထီၣ်ကုၤ
 သီကုၤတၢ်စေမိစေဝဲၣ်; any paper or thing fur-
 nishing proof or evidence, ထီၣ်သးသ့ၣ်, *ထီၣ်
 ဣၣ်စေသး, မိပဲးတၢ်စေသးထီၣ်ကွဲးဖျါထီၣ်တၢ်စေခုၢ်။
 Do-déc'a-gon, *n.* (မိၤဒုးကေဂိၣ်), တၢ်မိဂိၤထီၣ်မိးစေန့ၢ်
 ၁၂ န့ၢ်။
 Dödge, *v. t.* to evade, avoid, ပဒုၣ်, ပဒုၣ်ကွံၣ်, သးကပၤ
 ကွံၣ်; to dodge about, သးဝုၤဝီ ; to dodge
 the question, quibble, ကတိပဒုၣ်ထးသွဲးတၢ်။
 Döe, *n.* တၢ်ထုၣ်မိ။
 Döff, *v. t.* to take off, strip, undress, သ့ၣ် ထီ
 ကွံၣ်, ဘိၣ်ထီကွံၣ်; as, to doff the hat, ဘိၣ်
 ထီကွံၣ်မိန်ကုၣ်။
 Dög, *n.* the animal, ထွံၣ်; a superior kind for
 hunting, hound, ထွံၣ်မိၤဝဲ, ထွံၣ်သထွံၣ်ထွံၣ်သထွံၣ်;
 gone to the dogs, *Fig.* ထၢ်တၢ်တးဂီၤဝဲ။
 —, *v. t.* to follow closely, hunt, လုၤကွၢ်
 လုၣ်ပုၤထဲတၢ်အဲ။

Dög-däys, *n.* နၢတဝဲၣ်ထာထီၣ်ထုၤထဲသးစကတၢ်ပၢ်
 ထာစုးပတုၣ်ထာၢ်စေမိန်ထံးစာနီၤ။
 Dögge, *n.* စုၣ်နီၣ်ဘိမုၢ်စေပမိန်ဝဲးမိန်။
 Dög-fish', *n.* ညၢ်ကမိတုၣ်နီး။
 Dög'ged, *a.* surly, obstinate, sullen, sulky, ထာ
 ပ်တထုၤတထုၤစေသး, ပ်ကီပင်ဲစေသး, နၢ်ကုၣ်။
 Dög'ged-ness, *n.* sullenness, moroseness, တၢ်
 နၢ်ကုၣ်, တၢ်ပင်ဲကီပင်ဲစေသး။
 Dög'ger-el, *n.* ထီထာစေတဖၢ်ထၢ်, ထာစေတဂုၤအါဆါ
 ထၢ်တကလုၣ်။
 Dög'gish, *a.* ထၢ်ထာထွံၣ်, မိထွံၣ်စေထုၢ်စေထုၢ်, သးဖုၣ်,
 ထီၣ်ကွံၣ်။
 Dög'mä, *n.* တၢ်ထီၣ်တၢ်သီတထံၣ်။ See DOCTRINE.
 Dog-mät'ic, Dog-mät'ic-al, *a.* pertaining to a
 dogma, ထၢ်စးမိးတၢ်ထီၣ်တၢ်သီ; positive,
 dictatorial, ထာစကထီၣ်ဂၢ်ကတိၤကျၢၤတၢ်။
 Dög'ma-tist, *n.* a dogmatizer, ပုထာစေန့ၢ်ဖျါ
 ထီၣ်တၢ်ဂၢ်ဂၢ်ကျၢၤကျၢၤ။
 Dög'ma-tism, *n.* See DOGMATIZE.
 Dög'ma-tize, *v. t.* န့ၢ်ဖျါထီၣ်တၢ်ဂၢ်ဂၢ်ကျၢၤကျၢၤ။
 Dög'star, *n.* Sirius, စံၢ်ဂုၤစၢ်, ထၢ်တဖျၢၣ်စေမံၤ။
 Dög'tooth, *n.* an eye tooth, ထွံၣ်ဝဲ။
 Dög'-trot, *n.* ထွံၣ်ပုၤသွဲးသွဲး, ဆဲးဆိး။
 Dö'ings, *n. plur.* things done, တၢ်မိးတၢ်မၤတၢ်, စံၢ်
 ထီၣ်မိတုၣ်တၢ်။
 Döle, *v. t.* to distribute, နီၤဟ့ၣ်တၢ်, သးကညီၤဟ့ၣ်
 တၢ်, ထုးထီၣ်ဟ့ၣ်တမံးမိၤတမံးမိၤ။ —, *n.* a
 part, a share, တၢ်တနီၤမိၤ; that which is
 given in charity, alms, တၢ်ဟ့ၣ်သးကညီၤတၢ်။
 Döle'ful, *a.* piteous, rueful, sad, woeful, ထၢ်စး
 မိးသ့ၣ်ထုးသးထုးတၢ်စေခုၢ်, ကြၢၤစၢ်တၢ်သးကညီၤ။
 Döll, *n.* တၢ်မိၤမိ, ခုၢ်ပုၤကညီၤမိစေဂီၤတကလုၣ်။
 Döl'lar, *n.* (မိၤထာ) စုထဲကိတကလုၣ်, ထဲသိးခံသးစေသ့ၣ်။
 Döl'or, *n.* pain, grief, distress, တၢ်သ့ၣ်ထုးသး
 ထုး, တၢ်သ့ၣ်ကိၤသးဂီၤ။
 Döl'or-ous, *a.* sorrowful, dismal, painful. See
 DOLEFUL.
 Dölt, *n.* a blockhead, a numskull, a dunce,
 ပုၤစေမး, ပုၤထာစေတၢ်ကုၣ်တထီၣ်, ပုၤကလိကလိၣ်။
 Dölt'ish, *a.* stupid, dolt-like, တၢ်ကုၣ်တၢ်ဆးတ
 ထီၣ်, ထာစမၤလိတၢ်တသ့။
 Dölt'ish-ness, *n.* stupidity. See DOLTISH.
 Do-män', *n.* dominion, ဘိမုၢ်; territory, ကီၢ်တ

ä, é, i, ö, ü, y, long; ä, ê, î, ô, ù, y, short; cäre. fär. läst, föll, what; thère, veil, tärn; pique; done, för,

ဆူလှော်။—, *adv.* ထိုး၊ *as, go down, ထိုး၊* throw down, ကွဲလျော်၊ on the ground below, ဆူလှော်၊ *below the horizon; as, the sun is down, ဝါလျော်;* to fall down, *as the hair, မိတ်ချက်လျော်;* *as fruit or branches of trees, ထိုးလှော်;* *as a child in walking, ထိုးလှော်။—, int. (a command), မိတ်လျော်, ထိုးလျော်;* down with, *လှော်လျော်, တွဲလျော်။*

Down'cast, *a.* မိတ်လျော်လျော်, မိတ်လျော်လျော်။

Down'fall, *n.* a falling, တွဲလျော်, တွဲလျော်လျော်; ruin, destruction, တွဲလျော်။

Down'hill, *n.* a declivity, a descent, a slope, တွဲလျော်လျော်, တွဲလျော်လျော်။

Down'right, *a.* direct, တွဲလျော်လျော်, စားလျော်လျော်; open, plain, ထိုးလျော်လျော်; undisguised, artless, ထိုးလျော်လျော်လျော်; *—, adv.* straight down, perpendicularly, ဆူလှော်မိတ်လျော်; in direct terms, ကျားမား။

Down'ward, *a.* declivous, ဆူလှော်။

Down'ward, Down'wards, *adv.* See DOWNWARD, *a.*

Down'y, *a.* covered with down, ထိုးမိတ်လျော်လျော်; soothing, calm, quiet, တွဲလျော်လျော်, ဝါလျော်။

Dow'ry, *n.* a dower. See DOWER.

Dox-öl'o-gŷ, *n.* တွဲလျော်လျော်လျော်, တွဲလျော်လျော်လျော်။

Döx'y, *n.* a mistress, ထိုးမိတ်လျော်; a paramour, a prostitute, ထိုးမိတ်လျော်။

Döze, *v.* ။ ထိုးမိတ်လျော်, ထိုးမိတ်လျော်။

Döz'en, *a.* twelve, တွဲလျော်, (၁၂)။

Döz'y, *a.* sleepy, drowsy, မိတ်လျော်လျော်။

Dräb, *n.* a dirty, abandoned woman, a slut, a harlot, a strumpet, မိတ်လျော်လျော်လျော်; *—, n.* a kind of dark woolen cloth, ထိုးလျော်လျော်; *—, a.* dark in color, ထိုးလျော်လျော်။

Dräc'mä (dräk'mä), *n.* (ဒြင်), the weight, a Roman coin, ထိုးလျော်လျော်; *See DRAM.*

Dräft, *v. t.* to select and detach some from a company, ထိုးလျော်လျော်လျော်; to compose and write, မိတ်လျော်လျော်; to delineate, ထိုးလျော်လျော်လျော်။ *—, n.* the selecting and detaching of some from a company, ထိုးလျော်လျော်လျော်; a writing composed, ထိုးလျော်လျော်လျော်; a written order for money, a bill of exchange, ထိုးလျော်လျော်; a delineation, a sketch, ထိုးလျော်လျော်လျော်။

Dräg, *v. t.* to pull, haul, ထိုးလျော်; to haul along the ground, trail, ထိုးလျော်လျော်။ *—, v. t.* to trail, ထိုးလျော်လျော်လျော်; to proceed heavily, ထိုးလျော်လျော်လျော်; *as, I dragged myself along the whole way, ထိုးလျော်လျော်လျော်လျော်; to fish with a drag, ထိုးလျော်လျော်; — as an anchor, ထိုးလျော်လျော်လျော်; to drag in the mud and water, drabble, ထိုးလျော်လျော်လျော်လျော်။*

Dräg'net, *n.* စားလျော်။

Dräg'on, *n.* a fabulous monster, ထိုးလျော်လျော်လျော်။

Dräg'on-fly, *n.* ထိုးလျော်လျော်လျော်။

Dra-goon', *n.* ထိုးလျော်လျော်လျော်; *—, v. t.* to deliver up to the soldiery, ထိုးလျော်လျော်လျော်; to compel by violence, ထိုးလျော်လျော်လျော်။

Dräin, *v. t.* to draw off water from land, ထိုးလျော်လျော်; to exhaust gradually, ထိုးလျော်လျော်လျော်; *—, n.* a ditch, a trench, ထိုးလျော်လျော်လျော်; a covered ditch, a sewer, ထိုးလျော်လျော်လျော်လျော်။

Dräke, *n.* ထိုးလျော်လျော်။

Dräm, *n.* the weight (ဒြင်), တွဲလျော်လျော်; one draught of spirituous liquor, ထိုးလျော်လျော်; *—, n.* a ditch, a trench, ထိုးလျော်လျော်လျော်; a covered ditch, a sewer, ထိုးလျော်လျော်လျော်လျော်။

Drä'mä, Drä'mä, *n.* ထိုးလျော်လျော်; *—, n.* ထိုးလျော်လျော်လျော်; *—, n.* ထိုးလျော်လျော်လျော်; *—, n.* ထိုးလျော်လျော်လျော်။

Dra-mät'ic, Dra-mät'ic-al, *a.* ထိုးလျော်လျော် drama, ထိုးလျော်။

Dräm'a-tist, *n.* ထိုးလျော်လျော်လျော်။

Dräpe, *v. t.* to adorn with drapery, ထိုးလျော်လျော်။

n. the selecting and detaching of some from a company, ထိုးလျော်လျော်လျော်; a writing composed, ထိုးလျော်လျော်လျော်; a written order for money, a bill of exchange, ထိုးလျော်လျော်; a delineation, a sketch, ထိုးလျော်လျော်လျော်။

Dräg, *v. t.* to pull, haul, ထိုးလျော်; to haul along the ground, trail, ထိုးလျော်လျော်။

—, v. t. to trail, ထိုးလျော်လျော်လျော်; to proceed heavily, ထိုးလျော်လျော်လျော်; *as, I dragged myself along the whole way, ထိုးလျော်လျော်လျော်လျော်; to fish with a drag, ထိုးလျော်လျော်; — as an anchor, ထိုးလျော်လျော်လျော်; to drag in the mud and water, drabble, ထိုးလျော်လျော်လျော်လျော်။*

Dräg'net, *n.* စားလျော်။

Dräg'on, *n.* a fabulous monster, ထိုးလျော်လျော်လျော်။

Dräg'on-fly, *n.* ထိုးလျော်လျော်လျော်။

Dra-goon', *n.* ထိုးလျော်လျော်လျော်; *—, v. t.* to deliver up to the soldiery, ထိုးလျော်လျော်လျော်; to compel by violence, ထိုးလျော်လျော်လျော်။

Dräin, *v. t.* to draw off water from land, ထိုးလျော်လျော်; to exhaust gradually, ထိုးလျော်လျော်လျော်; *—, n.* a ditch, a trench, ထိုးလျော်လျော်လျော်; a covered ditch, a sewer, ထိုးလျော်လျော်လျော်လျော်။

Dräke, *n.* ထိုးလျော်လျော်။

Dräm, *n.* the weight (ဒြင်), တွဲလျော်လျော်; one draught of spirituous liquor, ထိုးလျော်လျော်; *—, n.* a ditch, a trench, ထိုးလျော်လျော်လျော်; a covered ditch, a sewer, ထိုးလျော်လျော်လျော်လျော်။

Drä'mä, Drä'mä, *n.* ထိုးလျော်လျော်; *—, n.* ထိုးလျော်လျော်လျော်; *—, n.* ထိုးလျော်လျော်လျော်; *—, n.* ထိုးလျော်လျော်လျော်။

Dra-mät'ic, Dra-mät'ic-al, *a.* ထိုးလျော်လျော် drama, ထိုးလျော်။

Dräm'a-tist, *n.* ထိုးလျော်လျော်လျော်။

Dräpe, *v. t.* to adorn with drapery, ထိုးလျော်လျော်။

do, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; ŋ as in linger.

Drēgs, *n.* sediment, တၢ်အသကၢၤ,တၢ်လီၤသကၢၤ,တၢ်ကမူၢ်လီၤဖး; *Fig.* the dregs of society, ဟု တၢ်မိၢ်တၢ်သိၣ်တၢ်ဒၣ်,လၢအထၢၤကမီၢ်တၢ်အိၣ်.

Drench, *v. t.* to soak, saturate, မၤဆၣ်မိၣ်ကတူၢ်ထုး; to saturate with drink, အိတူၢ်အတှဲးအိ.—, *n.* ကသိၣ်လၢအစူးထဲၤကသုၣ်အတၢၢ်.

Dress, *v. t.* to straighten, align, မၤကျၢၢ်တၢ်; to put in order, ကထိၣ်ကတီၢ်တၢ်; to put on clothes, clothe, attire, ကူတၢ်သိးတၢ်,ကူတၢ်ထဲးတၢ်; to decorate, deck, adorn, မၤကယၢၢ်ကထဲထီၣ်သး, ကူသိးတၢ်လၢအစုး; to dress a wound, အိတၢ်မူၤလီၤ.—, *n.* clothes, attire, habit, တၢ်ကူတၢ်သိး; ornamental apparel, တၢ်ကယၢၢ်ကထဲ.

Dress'er, *n.* a set of shelves for dishes. See SHELF. one who dresses. See DRESS.

Dress'ing, *n.* clothes, attire, raiment, တၢ်ကူတၢ်သိး; medicaments, bandages, &c. တၢ်အိတူၢ်တၢ်မူၤလီၢ်အစိး; the stuffing of fowls &c. တၢ်ထဲတၢ်အိတူၢ်တၢ်မူၤလီၢ်အစိးအကတၢ်အိၣ်ဝံၣ်အစိး.

Dress'ing-room, *n.* အးကထံၢ်သး,အးကယၢၢ်ကထဲသး.

Dress'y, *a.* showy in dress, ကယၢၢ်ကထဲအသး,ဉိၣ်န့ၢ်မၤဂ့ၢ်မၤဆၣ်အသး.

Dreul, *v. t.* to drool, drivel, slaver, တၢ်သးခိၣ်ထံၤထွၢ်လီၤသၢၣ်ထဲၤထံး.

Drib'ble, *v. t.* to fall in drops, လီၤဖိၢ်ဖိၣ်ဖိၣ်; to slaver, drivel, ထီၣ်ထွၢ်ထီၣ်ထွၢ်ထီၣ်.

Drib'let, *n.* a small bit, တၢ်တစဲးဖိ,တၢ်ကမ့ၢ်ဖိ,တၢ်အထွၢ်အဒ့; a small sum of money, ခုတစဲး.

Drift, *v. t.* to be driven into heaps by the wind, ကလံၤအုၣ်ဖိၣ်; to float with the current, လီၤထွံး,လီၤထွံးလီၤပွၤ.—, *n.* a heap of matter driven together by the wind, တၢ်အပူၣ်လၢကထံၢ်အုၣ်ဖိၣ်; anything floating on the water, တၢ်ထၢၤအထီၤထွံးထဲထီၣ်ဖိၣ်,တၢ်လီၤထွံး; impulse, တၢ်ထီၣ်တှဲးထီၣ်ထဲၤ; aim, design, object, တၢ်ကူၣ်တၢ်ကူၣ်.

Drift'-wood, *n.* သုၣ်ဖူထၢၤအထီၤထွံး.

Drill, *v. t.* to pierce or bore with a drill, ဝံၣ်ဖိးထးဝံၣ်; to train; as, soldiers, သိၣ်လိၣ်နဲၣ်လိသုးမိလၢတၢ်အစူးအထုၢ်အထီၢ်.—, *n.* an instrument for boring, ထးဝံၣ်; the training of

soldiers, တၢ်သိၣ်လိၣ်နဲၣ်လိသုးမိလၢတၢ်အစူးအထုၢ်အထီၢ်.

Drink, *v. t.* to swallow anything liquid, imbibe, အိတၢ်ထံး, ထုၢ်လီၤတၢ်ထံး; to take spirituous liquors to excess, carouse, spree, အိလုၣ်လီၤသး; to drink again and again, အိကွဲးကွဲး, အိဝံးအိကူၢ်.—*Drink in*, to absorb, အူးထီၣ်ခူၢ်သိးကွဲး.—*Drink off*, or up, to gulp, အိၣ်လၢၣ်ကွဲး.—, *n.* beverage, တၢ်အိ.

Drink'able, *a.* potable, တၢ်ထၢၤအစိသ့.

Drink'-offer-ing, *n.* တၢ်ထုၢ်တၢ်ပၢၤလၢအမ့ၢ်တၢ်အထံ.

Drip, *v. t.* to drop, လီၤဖိၢ်ဖိၣ်ဖိၣ်တဖျၢၣ်.—, *n.* that which falls in drops, တၢ်လီၤဖိၢ်ဖိၣ်ဖိၣ်.

Drip'ping, *n.* gravy, fat, တၢ်ကၢ်အသိလီၤဖိၢ်.

Drip'ping-pān, *n.* သဝၢၤဖိးပၢၤတၢ်ကၢ်အသိ.

Drive, *v. t.* to be forced along by the wind, or by any other force, to be impelled, ခံကွဲး,တၢ်အိၣ်ထဲၤ; to rush, ဟ့ၢ်ဆူၣ်ဆူၣ်ကထံး; to take a ride in a carriage, ထဲၤဖိးထွၢ်ကတၢ်.—, *v. t.* to force along, တီၤဆူၣ်ကွဲး; to impel, urge, constrain, အိၣ်ထဲၤ; to drive a team or carriage, နီၣ်ထွၢ်,နီၣ်ကသုၣ်; to chase, hunt, လှူဖိၣ်; to compel, မၤဆူၣ်မၤဖိး; to hurry on, မၤထဲၤတၢ်ခူၣ်; to straiten, distress, မၤတံၢ်တံၢ်တၢ်,အူးလီၤကတံၢ်လီၤကတံၢ်တၢ်; as, to drive one mad, မၤတံၢ်တံၢ်ဟ့ၢ်ထုၣ်ထဲၤအကပျၢၢ်; to carry on (business), မၤတၢ်ခဲးတၢ်သ့ဟ့ၢ်.—*Drive at*, to aim at, strive after, ကူၣ်မိ,ကွဲးမိ,တလး, မၤဖိ.—*Drive away*, or off, to force to go away, တီၤထီၣ်ကွဲး, မၤတးကွဲး, ဟီကွဲး.—*Drive in*, as to a snare, တီၢ်နူၣ်,ဖိနူၣ်.—*Drive out*, to expel, တီၤထီၣ်ကွဲး.—, *n.* တၢ်ထဲၤဖိးကသုၣ်အသးထၢၤလုၣ်ကတၢ်; a place or road suitable for driving, က့ၣ်ဂ့ၢ်ထၢၤဖိးလုၣ်ကတၢ်အစိး.

Driv'el(driv'l), *n.* slaver, ထီၣ်ထွၢ်ထီၣ်ထွၢ်ထီၣ်.—, *v. t.* to slaver, slabber, ထီၣ်ထွၢ်ထီၣ်ထွၢ်ထီၣ်လီၤ; to be silly, dote, မၤသးဒိတၢ်ပျၢၢ်အသိး.

Driv'el-er, *Driv'el-ler*, *n.* a slaverer, a slabberer, ဟ့ၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်; a fool, an idiot, ဟ့ၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.

Driv'er, *n.* one who compels anything else to move, ဟ့ၢ်မၤဆူၣ်မၤဖိးတၢ်ဒိးဒိးန့ၢ်; a coachman, ဟ့ၢ်နီၣ်ထွၢ်ကတၢ်.

dr, wolf; furl, rude, push; e. i. o. silent; ç as s; ch as sh; ĝ as j; ġ as in ġet; ş as z; x as gz; ñ as in linger.

- Driz'zle, *v. i.* to rain very gently, သဖွံင်လီၤကမံင်ကမံင်.—, *n.* mist, တၢ်သဖွံင်လီၤ.
- Dröll, *a.* funny, comical, odd, queer, laughable, facetious, waggish, ထၢစးမၤန့ၢ်မၤထ့တၢ်ထၢစးတၢ်လီၤဆီၤစးဆီၤ, ထၢစးမၤလီၤန့ၢ်တၢ်ပှၤ.
- Dröll'er-y, *n.* buffoonery, fun, comicality, တၢ်ဖံးတၢ်မၤထၢစးကြၢၤဒီးတၢ်န့ၢ်တၢ်ဆီၤထီၤဒီး.
- Dròm'e-da-ry, *n.* ကီၤထၢစးတကလုာ်.
- Dröne, *n.* a male bee, ကနဲစါ; an idler, a slug-gard, ပှၤထၢစးတၢ်, ပှၤထၢစးကွဲ, ပှၤထၢစးကွဲ, ပှၤထၢစးကွဲ, ပှၤထၢစးကွဲ.—, *v. i.* ဝဲတၢ်ကၢၤတၢ်သး, မၤထၢစးသးသကွဲ.
- Drön'ish, *a.* lazy, indolent, slow, ကၢၤတၢ်သကွဲ.
- Drooll, *n.* See DREUL.
- Droop, *v. i.* to be weak and faint, လီၤကျွေး, လီၤကျွတ်, လီၤဘိး, လီၤဘွဲ;— as plants, လီၤညှး;— as the wings, လီၤယး, လီၤယဲာ်လီၤယး; to grow weak from sorrow, languish, pine, သးလီၤကျွဲးလီၤကျွတ်, သးလီၤညှးလီၤဘိး.
- Dröp, *v. i.* to fall in drops, drip, distill, လီၤစီၤ; to fall suddenly, as fruit, လီၤထဲာ်, လီၤထဲာ်သပြုၤကတေဝ်; to come to an end, ကတၢ်ကွဲာ်; to drop, as a person or a beast, လီၤစံာ်သပြုၤကတေဝ်.—, *v. t.* to make fall in drops, မၤလီၤစီၤတဖျၢၣ်တဖျၢၣ်, မၤလီၤစီၤတဖျၢၣ်တဖျၢၣ်; to cease doing, discontinue, တမၤထၢစးထၢစး, စ့းကွဲာ်; to utter slightly, ကတီၢ်တၢ်တဖဲးဒီး; to leave, forsake, abandon, dismiss, ဝဲတၢ်ကွဲာ်, စ့းကွဲာ်; to lower suddenly, let fall, မၤစ့ၣ်လီၤ; to speckle, variegate, ကံၣ်နီၣ်တျၢၣ်ကံၣ်နီၣ်တျၢၣ်.— Drop astern, to recede behind a vessel, ဆိၣ်လီၤထဲာ်ထၢတၢ်စ့ၣ်မိာ်.— Drop down, as a vessel toward the sea, လီၤထၢစးက့ၤတဲာ်ကတီၢ်.— Drop in, to come in unexpectedly for a moment, ထဲတုၤဝဲတပနံၣ်မိာ်.—, *n.* a liquid drop or globule, တၢ်ထဲထဲတဖျၢၣ်; an ear-drop, န့ၢ်ဒီးသ့ၣ်.
- Dröps, *n. plur.* ကသံၣ်ထၢစးမၤလီၤစီၤတဖျၢၣ်တဖျၢၣ်ထၢပှၤကတီၢ်တဖျၢၣ်.
- Dröp'si-cal, *a.* ဆိၣ်ဒီးတၢ်ဆါညါထဲ, မၤထၢစးကတေဝ်ထၢစး, မၤထၢစးကတေဝ်ထၢစး.
- Dröp'sy, *n.* တၢ်ဆါညါထဲ, တၢ်ဆါကတေဝ်.
- Dro-söm'e-ter, *n.* စီၤပီၢ်ထၢပခံပစီၤထဲထဲဒီး.
- Dröss, *n.* waste, refuse, တၢ်ထဲထဲ, တၢ်ထဲထဲ.

- Dröss'y, *a.* impure, worthless, ဆိၣ်ဆုၣ်ဒီးတၢ်ဆုၣ်, ဆိၣ်ဆုၣ်ဒီးတၢ်ထဲထဲထဲ.
- Drought (drou), Drouth, *n.* dryness, aridity, aridness, တၢ်ယုၤတီၣ်; a season of drouth, တၢ်ထီၤယုၤ.
- Drought'y, *a.* dry from want of rain, arid, ထၢစးလီၤယုၤ; thirsty, dry, တၢ်သ့သးထၢထဲ.
- Drought'i-ness, *n.* See DROUGHTY.
- Dröve, *n.* ဆုၣ်မိၢ်မိၢ်မိၢ်ခိၣ်ထၢစးထဲတၢ်; a crowd of people in motion, ပှၤစီၢ်ခိၣ်ထၢစးထဲတၢ်ဆုၣ်တၢ်.
- Dröv'er, *n.* ပှၤထၢစးလီၤဆုၣ်မိၢ်မိၢ်ဆုၣ်ဆါတၢ်ဆါလီၢ်.
- Drown, *v. i.* to perish in water, လီၤထၢစးသံထၢထဲကျါ.—, *v. t.* to overwhelm in water, submerge, immerse, စုၣ်လီၤထၢထဲကျါ, ကျၢလီၤထၢထဲကျါ; to kill by overwhelming in water, စုၣ်လီၤသံထၢထဲကျါ, စုၣ်ထၢစးသံထၢထဲကျါ.
- Drowse (drowz), *v. i.* to slumber, doze, မိၣ်တပနံၣ်, မိၣ်.—, *n.* a slight sleep, တၢ်မိၣ်.
- Drows'i-ness, *n.* sleepiness. တၢ်မိၣ်မိၣ်သး.
- Drows'y, *a.* sleepy, dozy, မိၣ်မိၣ်သး; stupid, dull, တဆိၣ်ဒီးတၢ်သးထဲထဲ, သးတၢ်ထဲထဲ.
- Drüb, *v. t.* to beat, thrash, cudgel, တီၢ်ဝဲထၢစုၣ်တီၢ်, တီၢ်ဝဲတုၤဝဲ.—, *n.* a beating, တၢ်ဝဲတုၤဝဲတီၢ်.
- Drüdge, *v. i.* to work hard, မၤတထံၣ်ဆီ, မၤတၢ်ကိၢ်ကိၢ်ဂီၤဂီၤ.—, *n.* a hard and reluctant worker, ပှၤထၢစးမၤတၢ်ကိၢ်ကိၢ်ဂီၤဂီၤ.
- Drüdğ'er-y, *n.* hard labor, ignoble toil, တၢ်မၤထၢစးကိၢ်ကိၢ်ဂီၤဂီၤ, တၢ်မၤထၢစးတမၤစ့ၣ်ပှၤထၢစး.
- Drüg, *n.* an ingredient used in compounding medicines, တသံၣ်မိၣ်, တသံၣ်တဖဲ, တသံၣ်ကၢ်မိၣ်; an unsalable article, တၢ်ပနံၣ်တၢ်ကၢထၢပှၤတပှၤထၢစး.—, *v. t.* ခုးထီၤတသံၣ်တလၢကွဲာ်ထဲထဲ.
- Drüg'gist, *n.* ပှၤထၢစးဆါတသံၣ်တဖဲမိၣ်.
- Drü'id, *n.* စီၤထီထၢပှၤထၢပှၤထဲထဲဝဲထဲထဲမိၣ်ကျါ.
- Drüm, *n.* ဓၢ.—, *v. i.* မိၣ်, မိၣ်ဒါ.
- Drüm'-mä'jor, *n.* ဓၢမိၣ်.
- Drüm'stick, *n.* ဓၢမိၣ်.
- Drüm'mer, *n.* ပှၤထၢစးမိၣ်ဒါ.
- Drünk, Drünk'en, *a.* tipsy, intoxicated, inebriated, မုၤထၢစးထဲထဲထဲထဲ. ထူး. ၅: ၁၀. Fig. saturated with moisture or liquor, မုၤထဲထဲ. See ၅မိာ်. ၃၂: ၅၂.
- Drünk'ard, *n.* a sot, an inebriate, a toper,

ä, ê, î, ò, ù, ȳ, long; ä, ê, î, ö, ü, ȳ, short; cäre, fär, låst, fæll, whæt; thère, veîl, tèrm; pique; done, fòr,

ပှာထာထညီခွါအိမူဝေသးထာသံးဒါဂင်ဒါ.
Drünk'on-ness, n. intoxication, inebriety, တာ
 မူသံး, တာအိထုဂ်ကိသံး.
Drupe, n. တာသင်ထာအိဂ်ဒါဒါတုဂ်ဒါဒါအကလုဂ်
 ကလုဂ်.
Dry, a. not wet, တထင်စိဂ်ထင်; as, dry-shod, အစိဂ်
 တထင်စိဂ်ထင်; destitute of moisture, arid,
 ထာအစုထီထုထီဂ်; not rainy, လီလး; not ju-
 icy, ထာအထံတထီဂ်, မာအသးကထီဂ်ထီဂ်; with-
 out tears, ထာအမဲင်ထံတထီ; not giving
 milk, ထာအခွါထံတထီဂ်, တုဂ်; thirsty, သူ
 သးထာထံ; not ornate (as style), plain, bald,
 ထင်စးဒါတံကထီထာအတ ခုဂ် နဂ်; sarcastic,
 shrewd, sharp, ထင်စးဒါတံကထီထာအတ ခုဂ်
 နဂ်. —, *v. i.* to be free from moisture,
 evaporate wholly, ယုထီဂ်, သူ ထီဂ်; to
 dry, as paint, ယုထီဂ်, မံထီဂ်.—Dry up, as a
 stream, လီသံး. —, *v. t.* to make free
 from moisture, desiccate, မာယုထီဂ်, မာသူ
 ထီဂ်; to dry over the fire, ဝင်ယုဝင်စး; —
 by the fire, သင်ယု; — by the sun, လီယု.
Dry'ad, n. Myth. a wood nymph, a fairy, an elf,
 ခုဂ်ဆါ, သံဆိဂ်ခုဂ်ဆါ, ခုဂ်ဆါခွါဂ်.
Dry'ness, n. aridity. See DRY.
Dū'ad, Dū-äl'i-ty, n. a union of two, တာခံမံကဲ
 တာတမံဆီ, တာသစံင်သစံင်.
Dū'al, a. belonging to two, ထင်စးဒါတံခံမံကဲ
 တာတမံဆီ, သစံင်.
Düb, v. t. to invest with a new dignity or
 rank, entitle, တုဂ်ဝဲအမံအထင်; to strike,
 rub, or dress smooth, dab, သးဘျူ, ထူးဘျူတာ.
Düb'ber, n. တာခံးကိလါသိဒါတံခံခွါတခင်အဂီ.
Düb'bing-tool, n. စုကဲထာမာပာတံမာဘျူတာအဂီ.
Dū'bi-oüs, a. uncertain in mind, doubtful, un-
 settled, သးဒုဒါ; not clear in meaning,
 ambiguous, equivocal, ထာအခိပထီတဗျူတ
 တာထင်; admitting of doubt, questionable,
 သးဒုဒါတံအထီအိဂ်; not certain or defined,
 တထီတံဂ်ထီဆဲး.
Dū'bi-oüs-ness, n. doubtfulness, uncertainty,
 တာသးဒုဒါအထီ. See DUBIOUS.
Dū'cal, a. ထင်စးဒါ duke.
Dü'cat, n. တီကိထုတီကိစုတကလုဂ်, ခုဂ်ထုဒါကထဲသိး

ဒါဒုတးစာဂ်စာဂ်, ခုဂ်စုဒါကထဲသိးဒါ ၂ တးစာဂ်စာဂ်.
Düch'ess, n. duke အမါ, duke အစုဂ်ကဲ; a lady
 who has the same sovereignty as a duke,
 ဒါဒုတးစာဂ်စာဂ်ထံဒါကီဒါဒါဒုကဲအထီတဂါ.
Dück, v. i. to drop the head, bow, stoop, ဆူး
 လီမိဂ်; to plunge under water for a mo-
 ment, ထူးထံ. —, *v. t.* to plunge, dip, ဆီဂ်
 လီဘျူ, ဆီဂ်ထူးထံ. —, *n.* a sudden incli-
 nation of the head, တာဆူးလီမိဂ်; a water-
 fowl, ထီဂ်ဒုဂ်ထံ, ထီဂ်ဒုဂ်; a kind of sail-cloth,
 တာကံးညင်ထာပှာမာထာထင်တကလုဂ်.
Dück'lëgged, a. ထီဂ်ဒါအစိဂ်စုဂ်ထီဂ်ဒုဂ်စိဂ်အထီ.
Dück'ling, n. ထီဂ်ဒုဂ်မိ.
Düct, n. တာကီ; a water duct, a conduit, ထံကီ.
Düc'tile, a. flexible, tractable, pliable, စါ, စါက
 ဟွင်ထဲ, စါထံစါထီ, စါကဟွင်ကဟွင်, စါထံစါဘျူး;
 that may be drawn into wire, ထာပဒုးကဲ
 ထီဂ် ဟွဲ သွဲ သွဲ; that may be extended by
 beating, ထာပတီထံထီထီသွဲ; tractable, doc-
 ile, yielding, ထာပထီကွဲထီကွဲထီဒါခွါညီညီခွါ
 ဒါကနင်တံ, ထာအနံလီဝဲ.
Düc'tile-ness, Düc-til'i-ty, n. See DUCTILE.
Düd'der, n. a hawk, a pedler. See DUFFER.
Düd'geon (düd'jün), n. a small dagger, နီဂ်ဆဲး,
 ဒါဆဲးတံ; anger, resentment, တာသးဒါ.
Düds, n. pl. old clothes, တာကုတံသိးအထီထံ,
 တာဒါတံထံ, တာသစံင်သစံင်; effects, တာအ
 စာအထီ. *Colloq.*
Düe, a. owed, that ought to be paid, ထာအက
 ထင်ထုဂ်ကုဒုဂ်ဒါကမံဒါ; that ought to be
 done, becoming, appropriate, fit, ထာအ
 ကြးမာတုဂ်; that ought to arrive (at a
 certain time), ထာအကြးတုတုဂ်; due
 to, owing to, occasioned by, ထာအဒုးကဲ
 ထီဂ်. —, *n.* a debt, ဒုဂ်ကမံ; a duty,
 an obligation, တာထာပကြးမာ; that which
 is requisite, တာထာအကြးနုဂ်ပှာ.
Dü'el, n. a conflict between two persons, တာ
 ဒုးထီအသးခဲဂါ.
Dü'el-ing, n. single combat. See DUEL.
Dü'el-ist, n. ပှာတဂါထာအဒုးထီအသးဒါအဂါတဂါ.
Du-ën'ná, n. the chief lady in waiting on the
 queen of Spain, ကီစုဂ်အနီပှာစုဂ်အခွဲပှာ

dg, wolf; fûrl, rude, push; e. i. o. silent; ç ass; çh ass; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

ရုပ်စေမိန်တဝါ; a governess, ပှါရုပ်ပှါလှါစ
ဆံးက့က့က့က့မိန်ရုပ်မိန်သ်.

Düf'fer, *n.* a hawker or seller of cheap and
flashy articles, ပှါလှါစဆဲးတးဝှါဝှါဆါတံမိ
တံလှါလှါစတ့တးတးဆိန်ဆါဆါဆါ; a sham, a
cheat, ပှါလှါတံမိ, တံလှါတံဝှါ; a worthless
fellow, ပှါတမိန်တံဆိန်,

Düg, *n.* the teat of a beast, ပှါ, နှါ, နှါဆဲးထိန်.

Düke, *n.* မူမန်*တကလှိုင်ထာဆဲးစိန်ညှိန်ပတံမိမိပတံ
သိး, ထာဆဲးဂထိန်ဆဲးကိန်မိန်, ထဲမိပမိးဆဲးမိဝ်
ကိတဝါဒိန်နှါဆါ.

Dül'cet, *a.* sweet to the taste, luscious, ဆဲးစိန်
ဆဆါ; sweet to the ear, melodious, har-
monious, ထာဆဲးထိန်မိန်နှါ.

Dül'ci-fy, *v. t.* to sweeten, ခူးကဲထိန်တံထာဆဲးစိန်ဆ
ဆါ, မဆါထိန်တံ.

Dül'ci-mer, *n.* a kind of stringed instrument,
တူခံဘိတကလှိုင်.

Düll, *a.* blunt, not keen, တဆွန်ဆိန်, လှါ; stupid,
doltish, obtuse, တံက့က့တံဆိန်; spiritless,
lifeless, ဆဲးစိန်ဆါစိန်; sluggish, သးဆါ;
sleepy, drowsy, မိန်ခံသး; obscure, not
clear, တဖှါတဝ်ဆိန်, လှါကရ; dim, faded, not
bright, tarnished, လှါဆး, လှါဝါ, လှါမူ, လှါ
ထံမိဆး; sad, cheerless, depressing, သှိုင်
တမုန်သးတမုန်, သှိုင်ဆါသးဆါ, သှိုင်လှါဘွဲးသးလှါ
တိး; not animating, ဆိန်ဆးမိန်တံတထိန်ဟူး
ထိန်ဂါဆိန်ပှါသး; dull of hearing, နှါဆါ, နှါတ
ဆါ. —, *v. i.* to become blunt, လှါ, လှါ
တက့, တမာ်က့. —, *v. t.* to make blunt,
မလှါ, မလှါတက့; to sully, dim, tarnish,
မဆိန်ဆါတံ; to stupefy, blunt, မဆဲးပှါဆါ.

Dül'ness, *n.* bluntness, stupidity, drowsiness,
dimness. See DULL.

Dü'ly, *adv.* properly, နှါကြါးဆဲးဆိန်; at the pro-
per time, regularly, စဲဆဲးကတိန်ဆိန်.

Dümb, *a.* incapable of speech, ဆဲးဆး, တဆွန်, ဆဲး
ဆးကတိန်ဟူး; silent, mute, ဆိန်ဘျိန်, ဆိန်ဆိန်ထာ.

Dümb'-shöw, *n.* pantomime. See PANTOMIME.

Dümb'ness, *n.* muteness, silence. See DUMB.

Düm'found, *v. t.* to strike dumb, confuse, ခူး
ဆိန်ဘျိန်, မမာမန်ဆဲးသး. *Colloq.*

Dümp'ish, *a.* dull, stupid, mopish, သးဆါ, သှိုင်

တမုန်သးတညိ, သှိုင်လှါဘွဲးသးလှါတိး, တံတမိန်ဂါ
ဆိန်ဆဲးသး.

Dümp'ling, *n.* ကိန်မိန်တကလှိုင်.

Dümps, *n. pl.* See DUMPISH.

Dümp'y, *a.* short and thick, ဆိန်ဆးမိန်တံဘိန်
ဖှါန်သထာန်, ဘိန်သကံးမရဲ, ဘိန်ဆဲးတူ.

Dün, *a.* of a dark color, swarthy, ဘိဂါဆဲး.

—, *v. t.* ကိုးပှါကိးကထံ, နှါပစိးတံ ဆဲးသိးယု
က့က့ထာဆဲးက့က့ဆိန်က့က့ဝှါပှါဝှါဆဲးမိန် ကိန်ကိန်
ဂါဂါ, ယုကိန်က့က့. —, *n.* one who duns,
a dunner, ကမာ်ကစါလှါဆဲးယုက့က့ကိန်ကိန်ဂါဂါ;
a demand for payment, တံကိးပှါကိးကထံ.

Dünçe, *n.* a dullard, a dolt, a numskull, ပှါမး,
ပှါလှါစတံက့က့တံဆဲးတမိန်.

Düne, *n.* a sand-hill by the sea, သိန်မိန်.

Düng, *n.* manure, တံဆွန်, တံဆဲးဆွန်. —, *v. t.* to
manure with dung, ပန်မိန်တံဆွန်ထာတံထံ
ဆဲးမိန်ထံ.

Dün'geon(dün'jun), *n.* a dark prison, တံပှါ
ခံးဆိန်ဆးမိန်ဆိန်.

Düng'hill, *n.* တံဆွန်ဆဲးပှါ; any mean condition,
a vile abode, ဘိန်မိန်ကမူန်ဆဲးပှါ. See ခမူ. ၂:၈.

Dü'o-dë'y'i-mo, *n.* တံမိန်ကဲထိန်တဆဲးခံကဘျဲး.

Dü'o-dë'num, *n.* ပုံဒ်မိန်ဆိန်ထံးတက့.

Düpe, *v. t.* to deceive, trick, mislead, လှါနှါဝှါ
နှါတံ. —, *n.* one who is misled, ပှါလှါ
ဆဲးမိန်တံလှါနှါဆါ.

Dü'pli-cate, *n.* a thing which corresponds to
another, a counterpart, တံဆဲးသကိး, တံခံ
မံးသိးလှါပလိန်လိန် ဆဲးသး; a copy, a tran-
script, တံကွဲးဆဲးက့တံ.

Dü'pli-câte, *v. t.* to double, fold, မက့တံ, မ
တံခံမံးသိးလိန်ဆဲးသး; to make a copy or
transcript of, မဆဲးတံဆဲးမိန်လိန်တံ.

Dü'pli-câ'tion, *n.* a doubling. See DUPLICATE.

Dü-pliç'i-ty, *n.* double-dealing, guile, decep-
tion, တံမဲးစဲးကတိန်တံ, တံလှါနှါတံ.

Dü'ra-bil'i-ty, Dü'ra-ble-ness, *n.* တံကျဲး, တံ
ဆိန်ကါ, တံမိ.

Dü'ra-ble, *a.* lasting, permanent, ဆိန်ကါဆိန်မိ,
ကျဲး.

Dü'rance, *n.* imprisonment, duress, တံမိးဆိန်
တံခဲးပှါဆဲး.

ä, ê, î, ö, ü, ȳ, long; ä, ë, ï, ö, ü, ȳ, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; done, fôr,

Du-rá'tion, *n.* continuance in time, တာ်အိၣ်စကတိၣ်, တာ်အိၣ်ကတိၣ်မိၣ်စကတိၣ်, တာ်စမိၣ်; power of continuance, durability, တာ်အိၣ်ကတိၣ်မိၣ်သ့.

Dü'ress, Dū-rëss', *n.* See DURANCE.

Dür'ing, *prep.* while, စစာ်, စတိၣ်ပုၤ; *as*, အိၣ်ဗျာစစာ်, လဲၤတာ်စတိၣ်ပုၤ; *as*, during life, တမိၣ်ဒၣ်ပုၤ, ဝဲစသမူစစာ်; throughout (in time), မိ — ညါ; *as*, during the whole year, မိနံၣ်ညါ.

Düsk, *a.* dusky, darkish, ခဲးသံသ့. —, *n.* twilight, gloaming, တာ်ခဲးလီၤ, တာ်ခဲးသံသ့လီၤ.

Düsk'i-ness, *n.* တာ်ခဲးသံသ့.

Düsk'y, *a.* obscure, darkish, ခဲးသံသ့.

Düst, *n.* (of different kinds), တာ်ကမ့ၣ်, တာ်ကမ့ၣ်ကမ့ၣ်, တာ်ကမ့ၣ်ကမ့ၣ်, တာ်ကမ့ၣ်ကမ့ၣ်, တာ်ကမ့ၣ်ကမ့ၣ်; a low condition, တာ်အိၣ်လီၤသးစလီၤစက့. —, *v. t.* to sprinkle with dust, ဖွံလီၤတာ်ကမ့ၣ်ကမ့ၣ်; to wipe, brush, or sweep away dust from, (ထွဲ)ကွဲတာ်ကမ့ၣ်.

Düst'-brüsh, *n.* နိၣ်ခွဲသိၣ်ထာပခွဲကွဲတာ်ကမ့ၣ်ကမ့ၣ်.

Düst'er, *n.* a cloth for wiping off dust, ပတၢ်ထာပထူးကွဲတာ်ကမ့ၣ်; a dust-brush. See DUST-BRUSH.

Düst'i-ness, *n.* တာ်ကမ့ၣ်ခါ.

Düst'y, *a.* clouded with dust, တာ်ကမ့ၣ်ထီၣ်ခါ; covered with dust, အိၣ်ထာဝဲထာတာ်ကမ့ၣ်.

Dütch, *a.* ထၣ်စးမိးကီၣ်တိၣ်ထၣ်.

Dütch'man, *n.* a Hollander, ပုၤတိၣ်ထၣ်မိ.

Dü'te-öus, Dū'ti-fu-l, *a.* performing what is duty, obedient, ညိၣ်ခွဲမၤတာ်ထာစလီၤထၣ်ပုၤ; respectful, reverential, ထူးထီၣ်တာ်.

Dü'ti-fu-l-ness, *n.* obedience, reverence, respect. See DUTIFUL.

Dü'ty, *n.* that which ought to be done, obligation, တာ်ထာပကြးမၤ, တာ်ထာပဝုၤမၤ, တာ်မၤလီၤထၣ်ပုၤ, စတုၣ်စကီၤ: *as*, female duties, မိၣ်ပုၤစတုၣ်စကီၤ; a religious duty, တာ်မၤထၣ်စးမိးညုၣ်တာ်ထီၣ်တာ်, တာ်မၤထၣ်စးမိးယုၤအတာ်မၤထီၣ်; an act of reverence, တာ်ခွဲးထဲးထၣ်စးမိးတာ်ထူးထီၣ်တာ်; the business of a soldier, တာ်ခဲးတာ်မၤထၣ်စးမိးထူးထီၣ်တာ်; customs, tax, impost, သွဲးကိး*, တာ်ဟ့ၣ်သ့.

Dwarf, *n.* a pigmy, ပုၤစတုၣ်, ပုၤဒိၣ်စံ. —, *v. t.* to stunt, မၤဆဲးလီၤ, မၤအိၣ်စတုၣ်တမိၣ်ထီၣ်တဝုၤ.

Dwarf'ish, *a.* like a dwarf, stunted, pygmy, ဒိၣ်စံ, ဒိၣ်တကံးစတုၣ်, နိၣ်သဘွဲး, နိၣ်သဘွဲးသဘွဲး; very small, diminutive, ဆဲး, ထၣ်စးမိးတာ်နိၣ်တကံး, လီၤကဒု, ပုၤဒိၣ်စံ.

Dwell, *v. i.* to abide, reside, အိၣ်, အိၣ်မိး, အိၣ်လီၤစံလီၤကျာၤ; to dwell together, အိၣ်ထုၣ်ဆိးထုၣ်, အိၣ်ထုၣ်ဆိးဂီၢ်; to be fixed in attention, ကနံၣ်စူၣ်. — Dwell on, or upon, to continue long on a subject, ကတိၣ်တာ်ထုၣ်စက့ၤခါ.

Dwell'ing, *n.* abode, habitation, dwelling-place, တာ်အိၣ်စလီၤ, အိၣ်မိးစလီၤ.

Dwell'ing-house, *n.* တံၣ်ထာပအိၣ်မိးထာပပုၤ.

Dwell'ing-place, *n.* တာ်အိၣ်တာ်မိးစလီၤ.

Dwin'dle, *v. i.* to diminish, shrink, waste away, လီၤဆဲးလီၤစ့ၤ, လီၤဆဲးလီၤဗြီ.

Dye, *v. t.* to color, stain, စူၣ်တာ်, ဘျာတာ်. —, *n.* a color obtained by dyeing, စူၣ်အိၣ်ထီၣ်တာ်လွဲၣ်, ဘျာအိၣ်ထီၣ်တာ်လွဲၣ်; a coloring liquor, တဘိၣ်ထဲထာပစူၣ်အိၣ်ထီၣ်တာ်လွဲၣ်.

Dy'er, *n.* ပုၤထာပစူၣ်အိၣ်ထီၣ်တာ်လွဲၣ်, ပုၤထာပစူၣ်တာ်ဘျာတာ်.

Dy'ing, *a.* mortal, ထာပသံသ့. —, *n.* death, တာ်သံ.

Dy-nám'ic, Dy-nám'ic-al, *a.* pertaining to strength or power, or to dynamics, ထၣ်စးမိးတာ်မိကမိၤ, ထၣ်စးမိး dynamics.

Dy-nám'ics, *n. sing.* the science of moving forces, physical and moral, (ဝဲစတုၣ်) ထၣ်စးမိးတာ်ဒူးဟူးဒူးဝဲထာတာ်, ထၣ်စးမိးသ့ၣ် မိးသးစ့ၣ်ကိး; *Mus.* ထၣ်စးမိးပသးဝဲထာတာ်မ့ၣ်ဝုၤ, အူဝဲဒုတနီၣ်မ့ၣ်ဝုၤ, စတုၣ်ထီၣ်စတုၣ်ထီၣ်ထာမိစကမိၤ.

Dy-nás'tic, *a.* ထာပထၣ်စးမိး dynasty.

Dy'nas-ty, *n.* မိၤပထာပထီၣ်အိၣ်ထီၣ်ခွဲၣ်မိၤထာမိၤ.

Dys'en-tér'y, *n.* bloody flux, တာ်ခဲးဝဲထာထာပထီၣ်.

Dys-pép'sy, Dys-pép'si-a, *n.* indigestion, တာ်ခါထာအစ့ၣ်တာ်အိၣ်တာ်အိၣ်ထဲးထဲးဘၣ်စမိ.

Dys-pép'tic, Dys-pép'tic-al, *a.* ထၣ်စးမိး dyspepsy.

Dys'ü-ry, Dys-ü'ri-a, *n. Med.* တာ်ခါဆံၣ်သံ.

♣g, wqf; furl, rjude, pash; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

E.

EAR

- Each**, *a.* every one of a number, considered separately; as, ကီးဝါ, ကီးဝံ, ကီးကလှ်, ကထံ ပုၤ, နှ်နှ်, တဝါဒီးတဝါ. See **APIECE**.
- Ēa'ger**, *a.* ardent, fervent, earnest, zealous, သးဆုၣ်, သုၣ်ဆုၣ်သးဆုၣ်.
- Ēa'ger-ness**, *n.* ardor, fervor, earnestness, avidity, တၢ်သုၣ်ဆုၣ်သးဆုၣ်.
- Ēa'gle**(ē'gl), *n.* the bird, ထီၣ်ကြိကြိ; an American gold coin, ကိၣ်ဆုၣ်ရကၢၤဆေၣ်တိတိတူတကလှ်.
- Ēa'gle-eyed**, *a.* sharp-sighted, ကၢၤဆဲၣ်ထီၣ်တၢ်ဆးၣ်ထီၣ်ကြိကြိဆေၣ်.
- Ēar**, *n.* the organ of hearing, နံ; the external part of that organ, နံကု, နူကုနံကု; a spike of corn, ဘုစဲၤဘုစဲၤ. —, *v. t.* to form ears, as corn, ဧထီၣ်, ပှ်ထီၣ်; to give ear, listen, hearken, ကန့ၣ်, ဒိကန့ၣ်တၢ်; by the ears, ထူးထီၣ်ဆုၣ်, ထုၣ်ထီၣ်ဆီးကွၢၤထီၣ်ဆေၣ်.
- Ēar'drōp**, *n.* a pendant for the ear, နံဒီးသ့ၣ်.
- Ēar'hōle**, *n.* နံပူၤ.
- Ēarl**, *n.* ဆဲၣ်ဝထီၣ်ဆေၣ်ဒိၣ်မူးမးတကလှ်.
- Ear'less**, *a.* ထၢဆန့ၣ်တဖၣ်.
- Ēar'li-ness**, *n.* See **EARLY**.
- Ēar'lāp**, *n.* နံပူၤ.
- Ēar'lōck**, *n.* နံပုၤထံးဆဆုၣ်.
- Ēar'ly**, *a.* not late, timely, တဖၣ်လီၤထီၣ်, တုၤဆိ, တုၤဆူ; prior, ဆဆိဆဆူ, ထၢဆန့ၣ်မိၣ်. —, *adv.* betimes in the morning, ဝါဝါ, ဝါသၢၣ်ထၢ; as, to rise early, betimes, or in good season, ဝါသၢၣ်ထၢဝါဝါ.
- Ēarn**, *v. t.* to deserve or merit by labor, ကြးန့ၣ် တၢ်ထၢဆန့ၣ်တၢ်မၤတၢ်ဆဆိ; to gain by labor, န့ၣ်တၢ်ထၢဆန့ၣ်တၢ်မၤတၢ်ဆဆိ, မၤဒိၣ်ဒိၣ်ဒိၣ်တၢ်.
- Ēar'nest**, *a.* ardent, eager, fervent, သုၣ်ဆုၣ်သးဆုၣ်; intent, fixed, ပၤလီၤဆသးဆိဆိ, ပၤလီၤဆသးကျဲၤမန့ၣ်, ပၤလီၤဆသးဆိဆူ —, *n.* reality, တၢ်နီၣ်နီၣ်, တၢ်ထပှ်တၢ်, တၢ်ကျဲၤမန့ၣ်; something given in advance, a pledge, a guerdon, တၢ်ထုၣ်ပၤစၢၤ.

EAS

- Ēar'nest-ness**, *n.* ardor. See **EARNEST**, *a.*
- Ēar'ning**, *n.* that which is deserved by labor, တၢ်ကြးန့ၣ်တၢ်ထၢဆန့ၣ်တၢ်ဆဆိ; that which is gained by labor, wages, pay, reward, တၢ်န့ၣ်တၢ်ထၢဆန့ၣ်တၢ်ဆဆိ, တၢ်မၤန့ၣ်တၢ်စုထီၣ်ဒိၣ်ဒိၣ်.
- Ēar'-pick**, *n.* နီၣ်ခွဲးန့ၣ်ထုၣ်သ့.
- Ēar'-ring**, *n.* နံဒီးပသံး, နံဒီးကွီၤ; ear-plug, or ear-cylinder, နံကိ.
- Ēar'-shōt**, *n.* တၢ်ယံထုၣ်တကိး, တၢ်ကတိၤ.
- Ēarth**, *n.* the element, တီၣ်မိၣ်; the terraqueous globe, တီၣ်မိၣ်ဖျၢၣ်, တီၣ်မိၣ်ဒိၣ်ဒိၣ်ညါ; the ground, တီၣ်မိၣ်ဘုၣ်မိၣ်, တီၣ်မိၣ်ခွါ; the world, တီၣ်မိၣ်; the things of the world, တၢ်ထၢတီၣ်မိၣ်ခွါ. —, *v. t.* ဘျၢၤထီၣ်ထၢတီၣ်မိၣ်ထီၣ်, ထၢထီၣ်ထၢတီၣ်မိၣ်ထီၣ်.
- Ēarth'en**, *a.* ဆဲၣ်တၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
- Ēarth'li-ness**, *n.* worldliness. See **EARTHLY**.
- Ēarth'ly**, *a.* pertaining to the earth, ထၣ်ဆးဒီးတီၣ်မိၣ်; pertaining to the world, sordid, carnal, ထၣ်ဆးဒီးတီၣ်မိၣ်ခွါ, ထၣ်ဆးဒီးဆဆိတဆၣ်.
- Ēarth'ly-mind'ed**, *a.* sensual, gross, သးသးန့ၣ် တၢ်ထၢတီၣ်မိၣ်ခွါ, သးစုၣ်ထၢတၢ်ထၢတီၣ်မိၣ်ခွါ.
- Ēarth'ly-mind'ed-ness**, *n.* grossness, sensuality. See **EARTHLY-MINDED**.
- Ēarth'quake**, *n.* တီၣ်မိၣ်တူး, တီၣ်မိၣ်တူးဝး.
- Ēarth'-worm**, *n.* ကံၣ်တီၣ်မိၣ်, ထီးကထံၣ်.
- Ēarth'y**, *a.* consisting of earth, ပၣ်ဆုၣ်ဒီးတီၣ်မိၣ်; partaking of the earth, sordid, vile, ထီၣ်ဒီးတီၣ်မိၣ်, ဆိၣ်ဆါ ဆုၣ်ဒီးတီၣ်မိၣ်; relating to earth, ထၣ်ဆးဒီးတီၣ်မိၣ်; resembling earth, worldly, carnal, ထီၣ်ကံၣ်ဒီးတီၣ်မိၣ်.
- Ēar'-wax**, *n.* နံထုၣ်သ့.
- Ēar'wig**, *n.* တၢ်မိဆၢတကလှ်ညါန့ၣ်န့ၣ်ထၢနံပူၤ.
- Ēar'-wit'ness**, *n.* a hearer, ပုၤထုၣ်ထီၣ်ဆသးထၢတၢ်ထၢဆကစၢၤဒဲးနံတူ.
- Ēease**, *n.* rest, quiet, repose, တၢ်ထီၣ်ထွဲးထီၣ်ထီၣ်; relief, comfort, တၢ်ကိညါ, တၢ်ကိညါကွၢၤ, တၢ်

ā, ē, ī, ō, ū, ȳ, long; ä, ë, ï, ö, ū, ȳ, short; cāre, fār, lāst, fāll, whāt; thēre, vĕil, tĕrm; pique; dōne, fōr,

အိပ်စက်အိပ်စက်ကူး; facility, readiness, တာ်ညီ, တာ်ဘိတ်တာ်ညီ; freedom of manners, style &c. တာ်ညီခိုင်, တာ်ညီပေါ်ပေါ်တာ်မီးညီခိုင်မာတာ် သုဝဲ.—, *v. t.* to relieve, mitigate, quiet, alleviate, မာ်ကိညာ်, မာ်ဘိတ် ထိပ် ညီ ထိပ်; to slacken, မာ်စာ်လီၤ, မာ်လီၤကတူၢ်, မာ်လီၤကကြၢ်.

Ea'ssel, *n.* တာ်အသကွိုင်ထာ်ပကွဲးတာ်ဂီၤထာ်အလီၤအဂီၢ်.

Ease'ment, *n.* တာ်ဘိတ်ထိပ် ညီ ထိပ်, တာ်ကိညာ်ကူး.

Eas'i-ly, *adv.* without difficulty, readily, ညီ, ညီ ကခပ်, တအိပ်မီးတာ်ကိတာ်ခဲထာ်.

Eas'i-ness, *n.* ease, relief, တာ်ကိညာ်ကူး; facility, တာ်ညီ; readiness to comply, flexibility, တာ်လှူပှၤဂၤအသးညီ; smoothness of motion, တာ်ထဲၤတာ်ဂၢ်.

East, *n.* the eastern quarter of the heavens, တာ်ဆူရ် ထိပ် တဒိ, ခုာ် ထိပ် ဒိခဲမ်; the eastern parts of the earth, the Orient, ကီၢ်ခုာ်ထိပ်တ ဇာ်.—, *a.* eastern, easterly, ထာ်ခုာ်ထိပ်.

East'er, *n.* the Jewish passover, သုဝဲထဲၤကပပ်; a church festival commemorating the resurrection of Christ, ပွဲထာ်အခုးသုဝဲခိုင်ထိပ် ကူးကစာ်ထုၣ်ခွဲးဝဲၤထာ်ထာ်ကူးထာ်ထာ်သံအဂီၢ်.

East'er-ly, **East'ern**, *a.* situated in the east, oriental, ထာ်ခုာ်ထိပ်တဒိ; pertaining to the east, ထာ်ဘးမီးခုာ်ထိပ်တဒိ.

East'ward, *adv.* toward the east, ဆူခုာ်ထိပ်တဒိ.

Eas'y (ēz'y), *a.* quiet, tranquil, free from pain or uneasiness, ကိညာ်ကူး, အိပ်စက်အိပ်စက်ကူး; giving no uneasiness, တအိပ်မီးတာ်မာ်တံတ်တံတ် ထာ်, တအိပ်မီးတာ်မာ်ကိထာ်; not difficult, facile, ထကိထာ်, ညီဝဲ; gentle, ကခုကခု, ခုာ် ခုာ် ခုာ် ခုာ်; compliant, yielding, လှူထာ်ပှၤဂၤအသး, မာ်ခဲ အကရပ်ပှၤဂၤအသး; easily satisfied, ဖံသုဝဲခဲ သးညီ.

Eat, *v. t.* to partake of food, devour, အိပ်; to eat alone, အိပ်တဒိခဲမ်တဒိခါ, အိပ်တကမီး; to corrode, rust, ထိပ်ထုၣ် ထိပ်ဆါ; to eat one's words, to retract, ထူးကူးထဲထဲကတိၤခေပ်ဝဲ.

Eat'a-ble, *n.* that which may be eaten, an esculent, တာ်ထာ်ပအိပ်သု, တာ်ကြးအိပ်; eatables, တာ်အိပ်တာ်အိ.—, *a.* esculent, edible, ထာ်ပအိပ်သု, ဝှၤထာ်ပအိပ်.

Eat'ing-house, *n.* a restaurant, ထိပ်ထာ်ပှၤအိပ်

ပှၤအိတ်တာ်ထာ်ပှၤ.

Eaves, *n. pl.* ဆီးခဲခဲ, သဒိခဲခဲ, ထဲဆဲခဲခဲ.

Eaves'drop-per, *n.* ပှၤထာ်အဒိးကနပ်ခဲသုဝဲတာ်ထာ်ထိပ် ဆာ်, ပှၤဒိကနပ်ခဲသုဝဲတာ်.

Eaves'trough (-trawf), *n.* ထံမိတ်ဝါ.

Ebb, *v. i.* to recede, flow back, as the tide, ထံလီၤကူး.—, *n.* ထံလီၤ. See **EBBTIDE**.

Ebb'tide, *n.* the reflux tide, ထံလီၤ.

Eb'on-y, *n.* သုဝဲသထာ်, သုဝဲဝှၤထဲ, သုဝဲသု.

E-bri'e-ty, *n.* တာ်မုၢ်သံး. See **INEBRIETY**.

Eb'ul-lit'ion, *n.* the operation of boiling, တာ် ကထာ်ထိပ်; violent boiling, effervesence, တာ်ကထာ်ဆဲးမီးထိပ်; the ebullition of passion, သးထိပ်, သးဒိပ်ထိပ်, သးမိုးထိပ်.

Ec-cen'tric, **Ec-cen'tric-al**, *a.* deviating from the centre, အဝၢ်ရိတ်ထာ်ထာ် တာ် ကဒိၤအ ခာ် သးနုာ်ထာ်, ထာ်ကပာ်ဝဲတဒိတ်တဆဲး, ဒုခဲ; irregular, odd, တပိတ်ထွဲထာ်အထုၣ်အထုၣ်အကျိး; as, an eccentric person, ပှၤထာ်အထုၣ်အထုၣ်အထုၣ်အထုၣ်အကျိး ပှၤဂၤအထုၣ်အထုၣ်; eccentric conduct, အတာ် ဖဲးတာ်မာ်လီၤဆိပ်.

Ec'cen-tric'i-ty, *n.* oddity, တာ်မးခွၢ်ခွၢ်တာ်. See **ECCENTRIC**.

Ec-clē'si-ās'tēs, *n.* ထိပ်ပှၤခံၣ်ထဲၤထဲၤလီၤတာ်.

Ec-clē'si-ās'tic, **Ec-clē'si-ās'tic-al**, *a.* ထာ်ဘးမီး ခရိုင်အတာ်အိပ်ခိုင်.

Ec-clē'si-ās'tic, *n.* a clergyman, a priest, ပှၤထာ် အခံၣ်ထဲၤထဲၤလီၤတာ်ထာ်ဘးမီးခရိုင်အထုၣ်အကျိး.

Ech'ō, *n.* and *v.* ကလုာ်သိပ်တကြိ, ဝဲပစဲးတာ်အသိး, တာ် ကလုာ်သိပ်ကခါကူး, တာ်ကလုာ်သိပ်ကခါကူး, တာ်က လုာ်မးဒိးတာ်ထာ်ပှၤပှၤမာ်ထိပ်တာ်, (တောသံဗေ).

E-clāir'çise (e-klār'siz), *v. t.* to explain, မာ်စီ, မာ် ကဆိုတာ်.

E-clāir'çisse-ment (e-clār'sis-mōng), *n.* See **ECLAIRCISE**.

E-clāt' (e-klā'), *n.* show, splendor, တာ်ပာ်ဖျါထိပ် တာ်ထာ်ကဝါ, တာ်ကိးပသုပတြၢ်ထိပ်တာ်.

Ec-lēc'tic, *a.* ထာ်ပဆူထာ်အီၤသု, ချီဖးဝဲဒဲးတာ်ထာ်ထာ်.—, *n.* ပှၤထာ်တာ်ခါခါအကျိးဆူထာ်ထာ်ဖဲခပ် အထာ်အသး; as, an eclectic physician, က သိပ်သရုပ်ထာ်အတပိတ်ထာ်ထာ်ထိပ် တာ် သီ အခဲ ထာ်, ဆူထာ်ကသိပ်တပှၤဝှၤတပှၤဝှၤဖဲခပ်အခဲဒိးဝဲ.

E-clipsé (e-klips'), *v. t.* to come between, hide,

do, wolf; furl, rude, push; e.i.o. silent; ç as s; çh as sh; ġ as j; ġ as in ġet; ſ as z; ꝛ as gz; n as in linger.

မသဒ္ဓိတော်,မတဒ္ဓါတော်.—, *v. i.* to be obscured, darkened, အိပ်တဒ္ဓါ, လီကရ.—
n. တ်အိပ်တဒ္ဓါတော်; an eclipse of the sun, တ်ယှ်ခို; an eclipse of the moon, တ်ယှ်ခါ.

E-clip'tic, n. the apparent path of the sun, ခို သဲတော်အကွမ်အဏ္ဍိဝဲသယုက ညီစ ခဲင် ကွမ် အသိး လာတဆံခဲလီအတိုပူ.

Ēc'logue (ĕk'lōg), n. an idyl, a bucolic, တ်သး ခိပ်တကထုင်သယုကွမ်သိတခိင်သးဝိင်ဆုင်လိင်အသး.

Ē'co-nōm'ic, Ē'co-nōm'ic-al, a. frugal, saving, သာအခိင်ညီပိတုတော်သယုပထိပ်ပစီစ ဂိမ် သိးတော် သုတထာင်ဂိနိတဲးတဂုမီးထပ် ဗားမီးတော် အဂုမ ဂဇုဂိး, သာအတပူတဝါတော်, ဆဲပုဆဲကရဲတော်.

E-cōn'o-mist, n. ပုသုတော်သု, ပုဆဲပုဆဲကရဲတော်သု.

E-cōn'o-mize, v. i. to expend frugally, သုတော်ဝဲ အထပ်အထပ်, မယောင်စုထပ်ဒီးမိ, ဆဲပုဆဲကရဲတော်. —, *v. t.* See ECONOMIZE, *v. i.*

E-cōn'o-my, n. frugality, တ်ခိင်ညီပိတုတော်ဒိသိး အကထာင်စုစု, ထဲအကထပ်အခါး.

Ēc'sta-cy, n. a trance, တ်ထိပ်တော်သယုညါဒီး; uncontrollable joy, rapture, တ်သုင်ပိင်သးပိင်, တ် သုင်ဖွံသးညီခိင်ခိင်ကထင်.

Ec-stāt'ic, Ec-stāt'ic-al, a. rapturous, transporting, သာအဒုးသုင်ပိင်သးပိင်, ဒုးသုင်ဖွံသးညီ ထိပ်တော်ခိင်ခိင်ကထင်.

Ēc'u-mēn'ic, Ēc'u-mēn'ic-al, a. general, universal, ထပ်ဗားမီးပုဟိပ်ခိင်ခိင်သကုသးအ.

Ēd'dy, n. a whirlpool, ထံသံဝဲ; an eddy of wind, ကထိသံဝဲ.—, *v. i.* to move like an eddy, လီသံဝဲ; as, ထံလီသံဝဲ, ကထိလီသံဝဲ.

Ēdge, n. တ်အကနပ်; a sharp side, ကနူး; a border, a margin, သရူ, အဘး; sharpness, keenness, တ်ဆုင်ဖွံ, တ်ဆုင်ဖွံကစုင်; edge of the hand, စုကနူးထံ; edge of a declivity, margin, brink, တ်လီဆုအကနူးထံ; to be set on edge, as the teeth, ခဲဆု, ခဲသစိ.—, *v. t.* to sharpen, whet, ကျဆုင်ထိပ် တ်; to put on a border, ထီထိပ်တော် အသရူ, ထီထိပ်တော်ခိင်ခု; to incite, exasperate, သဆပ်ထိပ်, ထိပ်ဝဲထိပ်.—, *v. i.* to advance gradually, သုးအသးတဲးထပ်တဲးတဲးထပ်တ

ဲး; to move sideways, ထဲကနူးထဲကပေါ.—
Edge away, ဟးကနူးထးကပေါကွမ်.

Ēdgé-tool, n. တစုင်ထိပ်မီးအကနပ်.

Ēdge'wise, adv. ကနူးကပေါ; as, to go edgewise, ထဲကနူးတော်, ထဲကပေါတော်; to set up edgewise, ပင်ကနူး, မီးကနူး.

Ēdg'ing, n. bordering, trimming, fringe, ထပ် ပင်ထိပ်တော်သရူဒိသိးအကမာဂုထိပ်တော်.

Ēd'i-ble, a. esculent, eatable, ဂုထာတော်ထိပ်အဂိ.

Ē'dict, n. a law, a decree, ပခိင်အတော်မာလိပ်, ပခိင် အတော်ခိင်ညီ.

Ēd'i-fi-cā'tion, n. တ်မာထိပ်မာထီတော်.

Ēd'i-fi-ce, n. a building, a structure, ထိပ်ဂုဂု, တားဂုဂု, တ်တမံမံထာပုကညီသုင်ထိပ်ဝဲ.

Ēd'i-fy, v. t. to build up (used figuratively mostly), မာထိပ်မာထီတော်; to instruct and improve, သိပ်လီသီပိတော်ဒိသိးပုဂုကနပ်ပာ်ထိပ်, မီးအသုင်အသးကဂုထိပ်မီးအဂိ် အထါက ဆုင် ထိပ် ဝဲ.

Ēd'it, v. t. ကထင်ကတိထံဒီးဒုးပုင်နဲးဝဲ.

E-dit'ion (e-dish'un), n. ထိပ်တခိင်သယုအထပ်တော်ပုင် နဲးဝဲတဘျီစိဒီး.

Ēd'it-or, n. ပုထာအကထင်ကတိထံဒီးဒုးပုင်နဲးဝဲ.

Ēd'i-to'ri-al, a. ထပ်ဗားမီး editor, လီဂင်ဒီး editor.

Ēd'it-or-ship, n. အမူးအရ်ထာအလီထပ် editor တဂါ.

Ēd'ū-cāte, v. t. to instruct, teach, train, သိပ် လိနဲင်လိပုထာတော်ကုင်တော်သးဒိအံင်နူး.

Ēd'ū-cā'tion, n. instruction, teaching, တ် မာ လီမာမီးတော်အံတော်နူးဒိကသုထိပ်ထပ်ထိပ်အသိး.

Ēd'ū-cā'tion-al, a. ထပ်ဗားမီးသိပ်လိနဲင်လီတော်.

E-dūce', v. t. to draw or bring out, တထင်ထိပ်, ထူးထိပ်.

E-dūl'co-rāte, v. t. to sweeten, မာဝိပ်မာဆာထိပ်.

Eel, n. တံတု, တံတု, ညှပ်ထံ.

Ef-fāce', v. t. to destroy a form painted or carved, blot out, obliterate, မဟးဂိတော် အကု်အဂိ; to erase, ဖြှင်ကွမ်တော်, မာသံကွမ်တော် ကွဲး; to remove an impression from the mind, ဒုးသးဂုနိပ်တော်, မာထါ မာ်ကွမ်တော် ထာ သး ကိ်ပု.

Ef-fēct', n. result, consequence, event, တ်ကဲထိပ်

ā, ē, i, ō, ū, ȳ, long; ä, ě, ĭ, ö, ü, ȳ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

လာတၢ်မၤအသး တမံမံၤအမိ; force, power, တၢ်ဆုၣ်, တၢ်အဝံၢ်အဆါ; without effect, ကလူလူ ကလူလူ, အကျးတဖၣ်. —, *v. t.* to cause to be, effectuate, ဒုးဒိၣ်တၢ်; to accomplish, complete, execute, မၤလဲၣ်တၢ်, မၤထၢထီၣ်တၢ်.

Ef-fect'ive, a. efficacious, effectual, ထၢအဒုးဒိၣ်တၢ်တၢ်ကျးသ့; efficient, powerful, သ့တၢ်.

Ef-fects', n. pl. တၢ်ဒိတၢ်ထီၤ, တၢ်အဆၢၤအမိ.

Ef-fect'ū-al (-fekt'yū-al), a. See EFFECTIVE.

Ef-fect'ū-al-ly, adv. in a manner to accomplish the purpose intended, ဝိအကလဲၣ်တၢ်အသး; thoroughly, မၤထၢထီၣ်တၢ်, နီၣ်နီၣ်.

Ef-fect'ū-ate (-fekt'yū-āt), v. t. See EFFECT.

Ef-fēm'in-a-cy, n. See EFFEMINATE.

Ef-fēm'i-nate, a. womanish, unmanly, ဝံၢ်ခိၣ်တၢ် ဝံၢ်ခိၣ်တၢ်အသး; tender, delicate, ဝိခိၣ်တၢ်အသး အထၢအသး.

Ĕf-fer-vēsce' (ĕf'fer-vēs), v. i. to bubble, ကလၢထီၣ်.

Ĕf-fer-vēs'cence, Ĕf-fer-vēs'cēn-cy, n. တၢ်ကလၢထီၣ်. See EBULLITION.

Ef-fete', a. worn-out, exhausted, barren, တၢ်ဝိ တၢ်သိၣ်ထၢတၢ်, ဒုးလဲၣ်တၢ်တၢ်သ့ထၢတၢ်.

Ĕf-fi-cā'cious, a. See EFFECTIVE.

Ĕf-fi-ca-cy, n. force, energy, အဝံၢ်အဆါ, အစိအက ဒါ, အတၢ်သ့.

Ĕf-fi'cien-cy (ef-fish-en-sy), n. အတၢ်သ့, အတၢ်မၤ တၢ်သ့.

Ef-fi'cient, a. See EFFECTIVE.

Ef-fi'cient-ly, adv. See EFFECTUALLY.

Ĕf-fi-gy, n. an image, a portrait, တၢ်ဝိ; to hang in effigy, သုးထီၣ်ပၤပၤအဝိထၢတၢ်အုၣ်ခွၣ် အပူၤ.

Ef-flāte, v. t. See INFLATE.

Ĕf-flo-rēs'cence, Ĕf-flo-rēs'cēn-cy, n. တၢ်ဖိဝး.

Ĕf-flo-rēs'cent, a. တၢ်ဆးဖိဝးထီၣ်.

Ef-flū'vi-ūm, n. pl. *Ef-flū'vī-ā,* an exhalation, တၢ်သဝံထီၣ်; a noxious exhalation, တၢ်နာကျၢ် နာကျၢ်, နာတဖၣ်နာတဖၣ်, နာတကြၢၤ, နာသဝံနာသဝံ.

Ĕfflux, n. flow, effusion, တၢ်သ့ထီၣ်တၢ်.

Ĕffort, n. endeavor, exertion, strain, trial, တၢ်

ကျးစၢၤ, တၢ်ထုးထီၣ်အဝံၢ်အဆါ; to obtain by effort, သဒိၣ်န့ၢ်တၢ်, ကဒိၣ်န့ၢ်တၢ်.

Ef-fort-less, a. တကျးစၢၤတၢ်, တထုးထီၣ်အဝံၢ်အဆါ တၢ်, တၢ်ကျးစၢၤတဖၣ်.

Ef-front'er-y (-frunt'er-y), n. impudence, sauciness, တၢ်တရိတပါ, တၢ်မၤတရိတပါ.

Ef-ful'gence, n. brightness, splendor, See EFFULGENT.

Ef-ful'gent, a. shining, bright, splendid, တၢ်ထၢ အကဲၤကဲၤဒါ, တၢ်ဆးဖိဝးကဲၤဒါ.

Ef-fuse', v. t. to pour out, spill, shed, လူထီၣ်, လူထီၣ်လီၤ. —, *v. i.* See EMANATE.

Ef-fu'sion, n. the act of pouring out, တၢ်လူထီၣ်, တၢ်လူထီၣ်လီၤ, တၢ်စူၤလီၤ; the pouring out of words, တၢ်ကတိၤယုၤဒါထံ.

Ef-fu'sive, a. ထၢအလူထီၣ်လီၤသ့, ညီၣ်န့ၢ်လူထီၣ်လီၤ, ထၢအပၢၢ်ထီၣ်သ့.

Ĕgg, n. ခိၣ်, တၢ်ခိၣ်တၢ်ဒိ.

Ĕ'go-tism, n. self-praise, self-conceit. See EGOTIZE.

Ĕ'go-tist, n. ပုၤထၢအကတိၤတၢ်ထၢအဝံၢ်ခိၣ်ခိၣ်တၢ်ဆိ.

Ĕ'go-tist'ic, Ĕ'go-tist'ic-al, a. conceited, vain, self-important, ထၢအကတိၤတၢ်ထၢအသးထီၣ် တၢ်ဆိ.

Ĕ'go-tize, v. t. ကတိၤတၢ်ထၢအသးထီၣ်တၢ်ဆိ.

E-grē'giōus (e-grē'jus), a. extraordinary, enormous, လီၤတၢ်လီၤဆိ, အဒိၣ်အဝံၢ်.

E-grē'giōus-ly, adv. ဒိၣ်ဒိၣ်, ဒိၣ်ဒိၣ်ကဲၣ်; as, he was egregiously cheated, အဝဲဒါတၢ်တၢ် န့ၢ်အိၣ်ဒိၣ်ဒိၣ်ကဲၣ်.

Ĕ'gress, n. departure, တၢ်တးထီၣ်.

E-gyp'tian, a. တၢ်ဆးဖိဝးကီၢ်ခိၣ်ခိၣ်, (အဲၤကူၤကူၤ), ပုၤ ခိၣ်ခိၣ်.

Eh, int, ဝှၢ.

Eight (āt), a. ဃိး (၈).

Eight-fold, a. ဃိးစး, ဃိးကထၢ.

Eight-score, ဃိးန့ၢ် ၂၀ ချီၣ်, ဝဲၣ်တၢ်အသး ၁၆၀.

Eight'een, a. တဆံးဃိး (၁၈).

Eight'eenth, a. ထၢအပုၤထီၣ်တဆံးဃိးခံၤတမံၤ.

Eighth, a. ပုၤထီၣ်ဃိးခံၤတမံၤ.

Eight'i-eth, a. ထၢအပုၤထီၣ်ဃိးဆံတမံၤ.

Eight'y, a. ဃိးဆံ.

Ĕi'ther, a. one of two things, ထၢတၢ်ခိၣ်ခိၣ်တၢ်

do, wolf; furl, rude, push; e. i. o. silent; ç as s; ç h as; g as j; g as in get; s as z; x as gz; n as in linger.

- မိမိ; one of two persons, ထာပုခံတစ်ကျိနှင့် တတဝါ; the one and the other, on either side, ထာအဝဲတစ်, မီးထာတစ်ခွင်. See လိပ် ၂၂.၂.
- Either, conj.* — ဝှိဝှါ, — ဝှါဝှါ.
- E-jac' u-lu'tion, n.* တာထုထုတထံခံဒါတဘိဒါ, ဝါး ထိတ်တာကွါဘျိကွါဘျိ.
- E-jac' u-la-to-ry, a.* See EJACULATION.
- E-ject', v. t.* to throw out, cast forth, discharge, ကွန်ထိန်ကွန်; to expel, banish, ဝါထိန် ကွန်, ဒုးတားထိန်ကွန်; to dismiss from office, turn out, ထူးကွန်အထိန်, တွါလီကွန်အထိန်; to eject, as phlegm, ဝါထိန်ကွန်.
- E-jec'tion, E-jec'tment, n.* discharge, expulsion, banishment. See EJECT.
- Eke, v. t.* to enlarge, lengthen, prolong, ဝါးထီး အကထာ မီးထိထိန်, မာထာထိန်မီး တာအံတာနွါ.
- E-lab'o-rate, v. t.* to produce with labor, ကွဲး စားမာလဲထိန်တာ; to improve and perfect by diligent operation, ကွဲးစားမာဝှါထိန်တာ တာအထိတ်ထိတ်ဆဲးဝဲ.
- E-lab'o-rate, a.* labored, studied, ထာအလဲထိန် ထာတာကွဲးစားအထိ.
- E-lapse', v. t.* to pass away, slip by, တထာကွန်, ပူကွန်.
- E-las'tic, a.* springy, rebounding, ထာအပာဂံထ ကါထထေး, သဲးကွါအထေးသွ.
- E'las-tic'i-ty, n.* (အထင်စတင်စတင်) နှင့်ပွန်အမိအကမိ တမံထာတာပာဂံထကါခွင်အထေး, ဝံန်ဘျါခွင်အထေး, ဝံန် သတ္တခွင်အထေး, သဲးကွါခွင်အထေး ထာ အထိ နှင့် ထိ; to lose elasticity, ထိန်ကွန်, ထိတ်ထိတ်ထိတ်.
- E-late', a.* သးခု, သွန်ပိဂံထေးပိဂံ, သးပွဲထိန်. —, *v. t.* to exalt, make proud, မာထိထိန်အထေး, မာပွဲ ထိန်အထေး.
- E-la'tion, n.* တာသွန်ခုသးခု, တာသွန်ပိဂံထေးဝဲ, တာသး ပွဲထိန်.
- El'bow, n.* the joint of the arm, စုနာဂံခံ; point of the elbow, စုနာဂံခံကဲး; a corner, a bend, တာနာဂံ. —, *v. t.* ဆိန်ကွန်တာထာအစု နာဂံခံ.
- Elbow-chair, n.* ထိတ်ထွန်နီထိန်မီးအစုခွန်.
- Eld'er, a.* older, သးပွန်တကွါ. —, *n.* a senior or one who occupies the place appro-

- priate to age, သွန်ကွဲးပွန်, ပွါအမိန်အမိန်; a kind of tree, သွန်ထွန်တကလွန်.
- Eld'er-ly, a.* သးပွန်တကွါ, သးပွန်တကွါတဲးထဲ.
- Eld'er-ship, n.* seniority, တးပွန်နီအထိန်; the office of an elder, သွန်ကွဲးပွန်အထိန်.
- Eld'est, a.* သးပွန်တကွါ.
- E-lect', a.* chosen, ထာအထွန်ထုထာ. —, *v. t.* to choose, prefer, select, စုထာတာ, ရွထာ တာ. —, *n.* တာထွန်ထုထာဝဲ, တာထွန်ရွထာဝဲ, ပွါထွန်တာထုထာအိ. See လူ ၁၈. ၇.
- E-lect'ion, n.* the act of choosing, choice, တာ ထုထာထာ, တာရွထာထာ; the power of choosing, free will, ရွထာတာအမိအထေး, စုထာတာ အခွဲ.
- E-lect'ive, a.* exerting the power of choice, ထိန်မီးစုထာတာအခွဲ; pertaining to choice, တာထွန်မီးရွထာထာ.
- E-lect'or, n.* a voter, ပွါထာအထိန်မီးစုထာတာအခွဲ.
- E-lect'ric, E-lect'ric-al, a.* ထာထွန်မီးထိ, ထာထွန်မီး အထူးတြီးစတင်.
- E-lect'ric-flu'id, n.* ထိပွန်အု, အထူးတြီးပျံသဲး.
- E'lec-tric'i-ty, n.* (အထူးတြီးစတင်) ထိ, ထိပွန်အု.
- E-lect'ri-fy, E-lect'ricize, v. t.* ဒုးနှုန်အထူးတြီးစတင် ထာတာ အကျါ, ဒုးထွန်မိ ထာထဲးတာ မီးအထူးတြီး စတင်.
- E-lect'u-a-ry, n.* တထံထာတာထိစုန်အိ မီးတာအံ တာနွါထာပထွန်ထိထိကညီဝဲအဂီ.
- El'ee-mos'y-na-ry, a.* relating to charity or alms-giving, ထာထွန်မီးတာထွန်သးကညီထာပု ဖြိန်မိအဂီ.
- El'e-gance, El'e-gan-cy, n.* grace, refinement. See ELEGANT.
- El'e-gant, a.* beautiful, graceful, handsome, ဝဲထွန်, ထာပကွါဝှါ, ထိန်မီးအထဲအထာ.
- E-le'g'i-ac, a.* ထာထွန်မီး Elegy.
- El'e-gy, n.* (အုထဲး) ထာထွန်မီးတာထွန်ထိပွါသံအ မိန်, ထာထွန်ထာထွန်ထာထဲးထာ.
- El'e-ment, n.* the essential or constituent principle of any thing, တာမိဂံပွါ; a rudiment of an art or science, တာထိန်ထိထိ ထိတာအမိဂံပွါ, ဝဲထဲးတာအထိထာထိထိအမိဂံထဲ.
- El'e-ment'al, a.* ထာထွန်မီးတာမိဂံပွါ.
- El'e-ment'a-ry, a.* simple, uncompounded, တ

æ, ē, ī, ō, ū, ŷ, long; æ, ě, ĩ, ö, ü, ŷ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; dōne, fōr

ခံစေ၊ လာအတစ်ဆင့် မီးတိုက်အဝေးတစ်ခု; initial, rudimental, လာအစးထိုင်တိုက်, လာအဆွာနှင်တိုက် မိပ္ပာ.

Ēl'e-phant, n. ကဆိ; an elephant's fetter, ကဆိဆိခိုင်ပသံး, ပှတနီးကီးထွေတထာအခံးမီး, ကီးထာကဆိကခဲ.

Ēl'e-phan-ti'a-sis, n. တိုက်ဆါဒိဒိခိုင်ရုံတကလုင်, ထီးဂင်ဒ်ကဆိဆိခိုင်.

Ēl'e-vāte, v. t. to raise, lift up, မိင်ကဖီထိုင်, to raise a space from the ground, ကနီးထိုင်, ကစီးထိုင်; to exalt, ဆူးထိုင်, ယှိုင်အလိင်ထိတကွာ; to improve, make excellent, ennoble, မာဂုထိုင်တိုက်, မာလကဖီထိုင်တိုက်; —the voice, မာဒိင်ထိုင်အကလုာ်.

Ēl'e-vā-ted, a. prominent, ကစီးထိုင်, အိင်ကစီးထိုင်.

Ēl'e-vā'tion, n. the act of raising, elevating &c. တိုက်မိင်ကဖီ ထိုင်, တိုက်မာဂုထိုင်; a high place, a hill, တိုက်ထိုင်ကူ, တိုက်မိဒိခိုင်, တိုက်ကစီးထိုင်. See ELEVATE.

E-lēv'en, a. တဆံတာ. (၁၁).

E-lēv'enth, a. လာအစွဲထိုင်တဆံတာတခံ.

Ēlf, Ēlf'in, n. a sprite, တိုက်ဝံတိုက်နီး, သရဲသး.

E-liç'it, v. t. to draw out, bring to light, ရူးဖျါထိုင်, ရူးအိင်ဖျါထိုင်, လူးဖျါထိုင်.

Ēl'i-gi-bil'i-ty, Ēl'i-gi-ble-ness, n. See ELIGIBLE.

Ēl'i-gi-ble, a. fit to be chosen, ကြားထိုင်တိုက်ဆုထာအိး; suitable, desirable, ထိုင်အသး; ကြားမိင်နီးတိုက်; that can be elected, ကြားမီးတိုက်ဆုထာအိးလာအထိာ်.

E-lis'ion, n. တိုက်မာထိုင်ကွင်.

Élite (ā-leet'), n. a select body of soldiers, သူးဖီတစုထာအတိုင်တိုက်ပင်ထာကဖီဂုးနို် မိင်နို်အဂုးတစို်; the best or select part of persons, ပှအိင်မီးအထာကဖီဒိင်တကွာထာအဂုးတစို်အကျါ, ပှထာအမိင်မိင်နို်ထိတစို်ထိာ်.

E-lix'ir, n. တဆိုင်ထံထာအစုင်နို်ဝဲ, မိနို်ဝဲထာအကံာ်အသး, အကံာ်အထဲအိင်မီးအစိကစိာ်.

Ēll, n. တိုက်ထိုင်တကလုင်အိင်တထာဆိုင်ဆိုင်.

El-lip'se', n. Geom. ဖျာင်ပယွဲ, ဝါးကွဲ, ဝါးမီးဝါး, တိုက်အကွာ်အဝါးထိဂင်ဒ်ထိုင်ခိုင်ခိုင်.

El-lip'sis, n. Gram. တိုက်ကထိာ်ထိာ်, တိုက်ကထိာ်ထာထာထွဲ, အိင်ထိာ်ထဲတဘိဘိ.

El-lip'tic-al, a. pertaining to an ellipse, ထိုင်

ဆူးမီးတိုက်အကွာ်အဝါးဖျာင်ပယွဲ; pertaining to ellipsis, ထိုင်ဆူးမီးတိုက်ကထိာ်ထိာ်.

Ēlm, n. သိုင်တကလုင်.

Ēl'o-cū'tion, n. mode of utterance or delivery, တိုက်ခိုင်ထဲတိုက်အမိအထဲ; elegant delivery, တိုက်ခိုင်ထဲတိုက်အမိအထဲစို်မးဂုးမး, တိုက်ခိုင်ထဲတိုက်သ့, တိုက်ခိုင်ထဲတိုက်ထံထဲ.

E-lōn'-gate, v. t. to lengthen, extend, stretch out, သထဲထိုင်, သထဲထိထိုင်, ထူးသထဲထိထိုင်. —, **v. i.** to remove farther off, recede, သူးထဲထိုင်အသး.

E-lōn-gā'tion, n. the act of extending, တိုက်မာထိုင်ထိုင်; the state of being extended, တိုက်သထဲထိုင်; recession, departure, တိုက်သူးထဲထိုင်အသး; distance, remoteness, တိုက်ခိုင်စာ, တိုက်ထဲထိုင်.

E-lōpe', v. i. ဟိုင်ခူသ့, မိခိုင်ဟိုင်ခူသ့ကွင်ထာ မိဂ်ပာ်အထိုင်, ဟိုင်ခူသ့ကွင်ဆူးအဝါးအစို်, ဟိုင်ခိုင်နို်ထိထိုင်အသးမိင်ရွါမီးမိင်စို်.

E-lōpe'ment, n. See ELOPE.

Ēl'o-quēnce, n. oratory. See ELOQUENT.

Ēl'o-quent, a. လာအကထိာ်ကွဲနို်ပှဂုးအနို်သ့, ညီနို်ကထိာ်ထူးကထိာ်ပှဂုးဂို်အသ့အသးသ့, ညီနို်ကထိာ်တိုက်သ့ထိုင်တိုင်.

Ēlse, a. other, တခံးဖိုင်.—, **adv.** beside, ထာနို်အမဲင်ညါ; otherwise, ဗုတစို်ထိုင်မီး.

Ēlse'whēre, adv. ထာတပှဖိုင်, ဖဲအထိာ်တပှဖိုင်.

E-lū'ci-dāte, v. t. to make clear, explain, illustrate, ပင်ဖျါတိုက်ထိာ်ထိာ်ထဲ, ကထိာ်ဖျါထိုင်တိုက်.

E-lū'ci-dā'tion, n. See ELUCIDATE.

E-lūde', v. t. to evade, baffle, avoid, escape, အိင်ခူသ့အသး, အိင်တမိအသး, သူးကွင်အသးဂ်ထိး တိုက်ထုတထိုင်ထုတမိင်နို်ထိာ်တဂုး.

E-lū'sive, E-lū'so-ry, a. See ILLUSIVE.

E-lŷ's'i-an (e-liz'i-an), a. ထိုင်ဆူးတိုက်ရိုင်တိုက်ပာထာ တိုက်ထံအထိာ်ခဲ, ထိုင်ဆူးမီးတိုက်ရိုင်တိုက်ရိုင်အထိာ်.

E-lŷ's'i-um (e-lizh'i-um), n. တိုက်ရိုင်တိုက်ပာ ထိုင်ဆူးမဲကိင်တဆိုင်အထိာ်.

E-mā'ci-āte, v. i. မဲထဲထိာ်, မဲထဲထဲ.

E-mā'ci-ā'tion, n. တိုက်မဲထဲထိာ်; leanness, တိုက်အိင်မဲထဲထဲ.

do, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; s as z; x as gz; n as in linger.

Ĕm'a-nate, *v. i.* to issue, တားထိန်ထုတ်ပေးလျှင်၊ ထဲ
ထိန်ထုတ်ပေးခြင်း၊ ထဲထိန်ထုတ်ပေးခြင်း။
Ĕm'a-nā'tion, *n.* the act of issuing, တားထိန်
ထုတ်ပေးခြင်း; that which issues, efflux, တား
ထုတ်ပေးခြင်း၊ ထဲထိန်ထုတ်ပေးခြင်း။ See ER-
FLUVIUM.
E-mān'ci-pāte, *v. t.* to set free, liberate, re-
lease, မေးပေးခြင်း၊ ရှင်းပေးခြင်း၊ ပျက်ကွဲထုတ်ပေးခြင်း။
E-mān'ci-pā-tion, *n.* တားမေးပေးခြင်း၊ တားရှင်းပေးခြင်း။
E-mās'cu-lāte, *v. t.* to castrate, geld, ဒုက္ခကင်း
ခင်း; to weaken, render effeminate, မဟိတ်
မဟိတ်ကင်းခင်း။
E-mās'cu-lā'tion, *n.* See EMASCULATE.
Em-bālm' (em-bām'), *v. t.* as a dead body, စုန်လိ
တားမိန်ထုတ်ပေးခြင်း၊ အတုအပြားတုတူ၊ ပန်
မိန်မိန်ထုတ်ပေးခြင်း။ See ခမိ. ၅၀၈ ၊; to preserve
from decay, မကင်းမကင်းတားမိန်ထုတ်ပေးခြင်း၊
အတုတူ; to cherish tenderly the memo-
ry of, သွန်ခိုင်းကွေးထီးထုတ်ပေးခြင်း။
Em-bānk', *v. t.* See IMBANK.
Em-bānk'ment, *n.* See IMBANKMENT.
Em-bār'go, *n.* တားတြိစင်ကင်းထီးထုတ်ပေးခြင်း
ထီးထုတ်ပေးခြင်း။
Em-bār'k', *v. i.* to go on board ship, ထိန်ကင်း
မိန်ကင်း; to engage in, enlist, ရှင်းထုတ်ပေး
ခြင်း၊ ထုတ်ပေးခြင်း။—, *v. t.* to put on board
ship, ပန်ထိန်ထုတ်ပေးခြင်း။
Ĕm'bar-kā'tion, *n.* See EMBARK.
Em-bār'rass, *v. t.* to perplex, entangle, puzzle,
မေးထိန်ထုတ်ပေးခြင်း; to hinder and annoy, မေး
ထိန်ထုတ်ပေးခြင်း၊ မေးထိန်ထုတ်ပေးခြင်း; to confound, disconcert,
မေးထုတ်ပေးခြင်း၊ မေးထုတ်ပေးခြင်း။
Em-bār'rass-ment, *n.* perplexity,—through
fear or shame, abashment, မိန်မိန်ထုတ်ပေးခြင်း၊
ထီးထုတ်ပေးခြင်း။ See EMBARRASS.
Em-bās'sa-dor, *n.* an envoy, ကလေး၊ ပျက်ကွဲထုတ်ပေးခြင်း။
Ĕm'bas-sage, *n.* See EMBASSY.
Ĕm'bas-sy, *n.* ကလေး၊ တားမေးခြင်း၊ တားမေးထုတ်ပေးခြင်း၊
မိန်ထုတ်ပေးခြင်း။
Em-bāt'tle, *v. t.* to prepare and arm for bat-
tle, ကင်းမိန်ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Em-bāy', *v. t.* မေးထိန်ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။

Em-bēd', *v. t.* မေးထိန်ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Em-bēl'lish, *v. t.* to adorn, beautify, deck, မေး
ထုတ်ပေးခြင်း၊ မေးထုတ်ပေးခြင်း။
Em-bēl'lish-ment, *n.* adornment, ornament,
decoration, တားထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Ĕm'ber-days, *n.* အနီးအလှည့်ထုတ်ပေးခြင်း၊
ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Ĕm'bers, *n. pl.* cinders, စုန်ခင်းစုန်ခင်း။
Em-bēz'zle, *v. t.* ထိန်ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Em-bēz'zle-ment, *n.* See EMBEZZLE.
Em-blāze', Em-blāz'on, *v. t.* to paint with en-
signs armorial, ကွေးထိန်ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
ပန်ခင်း; to adorn with embellishments,
decorate, မေးထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
ထီးထုတ်ပေးခြင်း။
Ĕm'blem, *n.* a symbol, a type, a sign, တားထုတ်ပေး
ခြင်း၊ ထုတ်ပေးခြင်း။
Ĕm'blem-āt'ic, Ĕm'blem-āt'ic-al, *a.* ထီးထုတ်ပေး
ခြင်း။
Em-bōd'i-ment, *n.* တားပန်ခင်း၊ တားပန်ခင်း။
Em-bōd'y, *v. t.* to incorporate, concentrate,
မေးထုတ်ပေးခြင်း၊ ပန်ထုတ်ပေးခြင်း။
Em-bōld'en, *v. t.* to encourage, မေးထုတ်ပေးခြင်း
ထုတ်ပေးခြင်း။
Em-bōss', *v. t.* to form with bosses, မေးထုတ်ပေး
ခြင်း၊ ထုတ်ပေးခြင်း။
Em'bou-chure (ōng'boo-shure'), *n.* Fr. mouth,
aperture; as of a river, ထီးထုတ်ပေးခြင်း။
Em-bow'el, *v. t.* to eviscerate, gut, ထုတ်ပေး
ခြင်း; to swallow up, မေးထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Em-brāce', *v. t.* to clasp in the arms, hug, မိ,
မိထုတ်ပေးခြင်း၊ မိထုတ်ပေးခြင်း; to take, receive, မိ,
ထီးထုတ်ပေးခြင်း; to comprise, include, con-
tain, ပန်ခင်း (ထီးထုတ်ပေးခြင်း)။
Em-brāce', Em-brāce'ment, *n.* See EMBRACE.
Em-brā'sure, *n.* တားထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Ĕm'bro-cāte, *v. t.* တစ်ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။
Ĕm'bro-cā'tion, *n.* တစ်ထုတ်ပေးခြင်း၊ ထုတ်ပေးခြင်း။ See
EMBROCATÉ.

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ö, ŭ, ȳ, short; cāre, fār, lāst, fall, what; thēre, veil, tērm; pique; dōne, fōr,

Em-broid'er, *v. t.* ဆားကံၣ်ဆားကီၤတၢ်, ဆားကံၣ်ဆားဝုၤ တၢ်.

Em-broid'er-y, *n.* တၢ်ဆားကံၣ်ဆားကီၤ, တၢ်ဆားကံၣ်ဆားဝုၤ.

Em-broil', *v. t.* to trouble, disturb, distract, ဒူးကဲထီၣ်တၢ်ကိတၢ်ခဲသထံၣ်ဘျၣ်ဝဲ.

Ĕm'bry-o, *n.* the first rudiments of anything yet imperfectly formed, တၢ်တမံၤမံၤလၢအတဲၤ နဲထီၣ်ထီၣ်ထီၣ် ခဲးတၢ် န့ၣ် ဝဲကိးအိၤ လၢ embryo လီၤ.

E-mënd', *v. t.* to amend, improve, မၤဝုၤထီၣ်; to correct, rectify, မၤထီၣ်တၢ်.

Ĕm'en-da'tion; *n.* the act of correcting, တၢ်ထီၣ် တုၤတၢ်; a correction, တၢ်ထီၣ်တုၤ.

Ĕm'er-ald, *n.* တၢ်မ့ၢ်ထုၤ.

E-mërge', *v. i.* ယဲထီၣ်လၢတၢ်အကျိၤ, ယဲထီၣ်လၢတၢ်အ ပုၤ.

E-mër'gence, E-mer'gen-cy, *n.* a sudden event, တၢ်တမံၤမံၤလၢအ နဲထီၣ် ဒူးအသး; exigency, တၢ်လၢပတဲၣ်ပတဲၣ်ပတဲၣ်ဒီးပတဲၣ်မၤတၢ်တ မံၤမံၤလၢအဆိအရွၢ, အယုၤတယဲး. * See EMERGE.

E-mër'gent, *a.* urgent, pressing, တၢ်ဆားကီၤခဲခဲ, မၤသ့သ့တသ့သ့တၢ်ဆၢဆိတသ့ဒီးတၢ်မၤကွၢ်တမံၤ မံၤလီၤ. See EMERGE.

Ĕm'e-rods, Ĕm'e-roids, *n. pl.* piles, တၢ်ဝုၤထီၣ်ခဲခဲ ပုၤခိၣ်ထီၤ. See HEMORRHOIDS.

E-mër'sion, *n.* တၢ်ယဲထီၣ်လၢတၢ်အပုၤ. See EMERGE.

Ĕm'er-y, *n.* လၢၢ်ထံးတကလုၣ်.

E-mët'ic, *n.* တသံၣ်ဘိး.

Ĕm'i-grant, *a.* တၢ်ဆားဒီးဟးထီၣ်ကွၢ်အထံအကီၢ်ခဲဝဲ ဆူထံဂၤကီၢ်ဂၤ. —, *n.* ပုၤလၢအဟးထီၣ်ကွၢ်အ ကီၢ်ခဲဝဲဆူထံဂၤကီၢ်ဂၤ.

Ĕm'i-gräte, *v. i.* တးအိၣ်ဆူထံဂၤကီၢ်ဂၤ.

Ĕm'i-grä'tion, *n.* တၢ်ဟးအိၣ်ဆူထံဂၤကီၢ်ဂၤ.

Ĕm'i-nence, Ĕm'i-nen-cy, *n.* height, တၢ်ထီၣ်; a high place, အထီၣ်ထီၣ်ထီၣ်; a hill, တၢ်မိခိၣ်; a summit, highest point, တၢ်မိခိၣ်; excellence, တၢ်ဂုၤဝါထုၤကဝီၤဝဲ; an exalted state, တၢ်အိၣ်ဒီးတၢ်ဂုၤဝါထုၤကဝီၤဝဲ; distinction, celebrity, မံၤဟ့ၣ်ထီၣ်တုၤ.

Ĕm'i-nent, *a.* high, lofty, ထီၣ်ထီၣ်, ဂုၤဝါထုၤကဝီၤဝဲ; exalted, အိၣ်အထီၣ်ထီၣ်ထီၣ်; distinguished, celebrated, famous, တၢ်ဆားဒီး မံၤဟ့ၣ်ထီၣ်တုၤ လီၤတၢ်လီၤဆီ.

Ĕm'is-sa-ry, *n.* ပုၤဒီးမၤအသး, ပုၤဒီးမၤဂုၤသ့ၣ်အသး.

E-mis'sion, *n.* See EMIT.

E-mit', *v. t.* to send forth, throw or give out, ထုၣ်ထီၣ်တၢ်, ဒူးအိၣ်ထီၣ်တၢ်; to give or shed; as, the moon emits light, ထီၣ်ထုၣ်တၢ်ကဝီၤဝဲ; to radiate; as, the fire emits heat, ဝုၣ်ထုၣ် ထုၣ်ထီၣ်ထီၣ်တၢ်; to exhale; as, the flowers emit fragrance, မိတဖၣ်ထုၣ်ထီၣ်တၢ်နာမုၤ လီၤ; to discharge, pour forth; as, the spring emits water, ထံထီၣ်ပၢၢ်ဒူးတဲၣ်ဖျိးထီၣ် ထံ; the volcano emits smoke, ကစၢၢ်ဝုၣ်ထုၣ် ရုၣ်ထီၣ်ဝဲ; to sound, as, the bell emits sound, ဝၢလွဲဒူးထီၣ်ထီၣ်တၢ်; to issue bank notes, လၢပုၣ်နံးအထီၣ်န့ၣ် ဒူးကဲထီၣ်ထီၣ် တကလုၣ် လၢပုၤကပုၤန့ၣ်တၢ်အတီၢ်.

Em-mën'a-gögue, *n.* တသံၣ်သ့ၣ်ဗုၤ, တသံၣ်တကလုၣ် ထံၤခွဲၣ်မိၣ်ရုၣ်သ့ၣ်အိၣ်လၢအသ့ၣ်တယဲထီၣ်အထီၣ်.

Ĕm'met, *n.* an ant, တၢ်.

E-möl'lient, *a.* softening, ကသံၣ်မၤစၢၢ်လီၤတၢ်ဆါ ကိၤတကလုၣ်, ကသံၣ်ညိး.

E-möl'ü-ment, *n.* salary, တၢ်န့ၣ်ကျဲးလၢမၤတၢ်တ မံၤမံၤအစိ; profit, advantage, တၢ်ကျဲးတၢ် မိၣ်.

E-mö'tion, *n.* feeling, agitation, သးဟ့ၣ်ဝဲဟ့ၣ်ဝဲ.

Em-päle', *v. t.* See IMPALE.

Em-pän'el, *n.* See IMPANEL.

Ĕm'per-or, *n.* (ခွၢ်ပရၢၢ်) မိၤပၤဖၢၢ်ဒိၣ်လၢအပၤတၢ်ကီၢ် တကျဲးဘျၣ်, အဲကရုၣ်.

Ĕm'pha-sis, *n. pl.* Ĕm'pha-sēs, stress, တထုၣ် ဆူၣ်ထီၣ်ထီၣ်တၢ်တဘိး, ဝဲတၢ်တဘိးအပုၤ.

Ĕm'pha-size, *v. t.* to utter with emphasis, မၤ ဆူၣ်ထီၣ်ထီၣ်အထုၣ်တဘိးထုၣ်တဘိးတၢ်အကျိၤ, လၢ အဝဲတၢ်အပုၤ, ကတိၤတၢ်အိၣ်ဒီးက လုၢ်ဆူၣ်, က တိၤ တၢ်သပုၢ်ပုၢ်.

Em-phät'ic, Em-phät'ic-al, *a.* forcible, im-pressive, တၢ်ဆားဒီးကလုၢ်ဆူၣ်, သပုၢ်ပုၢ်; requir- ing emphasis, ကြၢၤကတိၤတၢ်ဒီးကလုၢ်ဆူၣ်.

Ĕm'pire, *n.* imperial dignity, မိကမိၤထုၣ်ဆားဒီးခွၢ် ပရၢၢ်; supreme control, sovereignty, rule, sway, မိကမိၤဒိၣ်ကတၢ်; an important king- dom, ဘိရၢၢ်, တဘိရၢၢ်ဖၢၢ်ဒိၣ်ဖၢၢ်.

Em-pir'ic, *n.* a quack, a charlatan, ပုၤလၢအဝဲ တၢ်ဆါသန့ကတၢ်ပၢၢ်တသံၣ်အဝဲအကျိၤတၢ်.

dg, wolf; fûrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŷ as z; x as gz; ñ as in linger.

Em-pir'ic, Em-pir'ic-al, *a.* experimental, ဆဏ္ဍာန်စမ်းသပ်ရေးတို့ကို ဆောင်ရွက်ရာ၌ အသုံးပြုသော၊ မကျွမ်းကျင်။

Em-plot', *v. t.* to use, သူ့*, မထောက်တမ်းပေး; to have in one's service, မာပွားဝါယာဝတ်ဆောင်ထားခြင်း၊ ခုမာပွားဝါယာဝတ်ဆောင်ခြင်း၊ ခုမာပွားဝါယာဝတ်ဆောင်ခြင်း;—time, မထောက်တမ်းအဆောင်အတတ်အပျား;—one's self, အိမ်ပိုင်ဆိုင်ခံထားရသူ၊ တစ်ဦးတည်းကားတက်ကျူထည်။—, *n.* occupation, business, အကုသုတ္တံ၊ ကုမ္ပဏီ၊ တပ်မဟား၊ agency, service for another, တပ်မဟားဝါယာဝတ်ဆောင်ရေး။

Em-plot-er' (*Em'plot-ā'*), *n.* ပုဒ်ရေးဆရာ၊ တပ်မဟားအဖွဲ့ဝင်။

Em-plot'er, *n.* ပုဒ်ရေးဆရာ၊ မာပွားဝါယာဝတ်ဆောင်သူ။

Em-plot'ment, *n.* to follow one's own business or occupation, တူကလေးကုသုတ္တံ၊ မာပွားဝါယာဝတ်ဆောင်ခံထားရခြင်း။ See EMPLOY.

Em-pois'on, *v. t.* လိမ္မော်တပ်မဟားတို့နှင့်။ See POISON.

Em-pō'ri-ūm, *n.* a market-place, a mart, တပ်မဟားအိတ်ပိုင်ခံထားရသူ။

Em-pōv'er-ish, *v. t.* မာပွားဝါယာဝတ်ဆောင်ရေး။ See IMPROVERISH.

Em-pow'er, *v. t.* ခုမာပွားဝါယာဝတ်ဆောင်ရေး၊ ဆောင်ရွက်ရေး၊ ဆောင်ရွက်ရေး၊ ဆောင်ရွက်ရေး။

Em'press, *n.* ဆုခံပရိသတ်၊ ဆုခံပရိသတ်၊ နှိပ်စက်ရေး၊ နှိပ်စက်ရေး။

Em'pti-ness, *n.* တပ်မဟားကလေး၊ တပ်မဟားကလေး။ See EMPTY.

Em'pty, *a.* containing nothing, void, အိမ်ပိုင်ဆိုင်ခံထားရသူ၊ ဆဏ္ဍာန်စမ်းသပ်ရေးတို့ကို ဆောင်ရွက်ရာ၌ အသုံးပြုသော၊ unsubstantial, wanting substance, without meaning, ကလေးကလေး၊ တပ်မဟားတပ်မဟားတို့နှင့်; as, empty words, တပ်မဟားကလေးကလေး;—praise, တပ်မဟားပဏ္ဍိတတပ်မဟားတို့နှင့်, တပ်မဟားပဏ္ဍိတတပ်မဟားတို့နှင့်။—, *v. t.* to make void, exhaust, ခုမာပွားဝါယာဝတ်ဆောင်ရေး၊ မာပွားဝါယာဝတ်ဆောင်ရေး။ See ခပ်. ၁၁၃. to pour out, ဝါယာဝတ်ဆောင်ရေး, လူလေးကလေး။—, *v. i.* to dis-embogue, ယူဆချက်ဆိုင်ရာ၌ ပျက်စီးမှုကို ဆောင်ရွက်ရေး။

Emp'ty-hānd'ed, *a.* စုစည်းခံထားရသူ။

Emp'ty-head'ed, *a.* တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော၊ တပ်မဟားတပ်မဟားတို့နှင့်။

Emp'ty-heart'ed, *a.* တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော၊ တပ်မဟားတပ်မဟားတို့နှင့်။

Em-pyr'e-al, *a.* ဆဏ္ဍာန်စမ်းသပ်ရေးတို့ကို ဆောင်ရွက်ရာ၌ အသုံးပြုသော။

Em'py-re'an, *n.* မာပွားဝါယာဝတ်ဆောင်ရေး၊ မာပွားဝါယာဝတ်ဆောင်ရေး။

Em'ū-late, *v. t.* to vie with, rival, ပြိုင်ဆိုင်ရေး; to emulate each other, ပြိုင်ဆိုင်ရေး၊ မာပွားဝါယာဝတ်ဆောင်ရေး။

Em'ū-lā'tion, *n.* rivalry, တပ်မဟားတပ်မဟားတို့နှင့်။

Em'ū-loūs, *a.* emulative, rivaling, သာသနာရေးတပ်မဟားတပ်မဟားတို့နှင့်။

E-mūl'sion, *n.* တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော။

En-ā'ble, *v. t.* ဆုခံပရိသတ်၊ ဆုခံပရိသတ်။

En-āct', *v. t.* to decree, make into a law, ဆုခံပရိသတ်၊ ဆုခံပရိသတ်။

En-āct'ment, *n.* တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော။

En-ām'el, *n.* the composition, တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော။

En-ām'or, *v. t.* to inflame with love, charm, ခုမာပွားဝါယာဝတ်ဆောင်ရေး၊ ဆောင်ရွက်ရေး။

En-cāg'e', *v. t.* ခုမာပွားဝါယာဝတ်ဆောင်ရေး၊ ဆောင်ရွက်ရေး။

En-cāmp', *v. i.* ပုဒ်ရေးဆရာ၊ တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော။

En-cāmp'ment, *n.* ကြီးကြပ်ရေး၊ တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော။

En-cāse', *v. t.* ဝါယာဝတ်ဆောင်ရေး၊ ဝါယာဝတ်ဆောင်ရေး။ See INCASE.

En-chāin', *v. t.* စာပေရေးဆရာ။ See CHAIN.

En-chānt', *v. t.* to bewitch, fascinate, မာပွားဝါယာဝတ်ဆောင်ရေး; to subdue by charms or spells, မာပွားဝါယာဝတ်ဆောင်ရေး၊ မာပွားဝါယာဝတ်ဆောင်ရေး; to operate on by magical or supernatural skill, မာပွားဝါယာဝတ်ဆောင်ရေး၊ တပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော။

En-chānt'ing, *a.* fascinating, charming, သာသနာရေးတပ်မဟားတပ်မဟားတို့နှင့် ဆိုင်ရာ၌ အသုံးပြုသော။

En-chānt'ment, *n.* See ENCHANT.

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ö, ü, ȳ, short; cāre, fār, lāst, fəll, whəṭ; thère, veīl, tērm; pique; dōne, fōr,

En-chāse', *v. t.* ခံ့ကံၣ်ခဲးဝှဲ တၢ်အစာၤဝေဝေထာတၢ်တံၣ်ခဲး.

En-ciente' (ōng-sānt'), *a. Fr.* တၢ်ဆးမိးခါထီၣ်ဝဲ.

En-cir'cle, *v. t.* to encompass, surround, ခိၣ်ကဝိတၢ်, ပတၢ်တၢ်, ကရၢၤတၢ်, ဂၢၤတၢ်, စၢၤတၢ်, ပတၢ်တၢ်, ဘိၣ်ဘိၣ်တၢ်;—one's self, ကရၢၤတၢ်အသး, ဂၢၤတၢ်အသး.

En-clōse', *v. t.* See INCLOSE.

En-cō'mi-ast, *n.* a eulogist, a panegyrist, ဟူထာအညိၣ်ခိၣ်ထီၣ်ပတြၢၤတၢ်, ဟူထာအကတိၤဂ့ၤတၢ်ထာပှၢၤဂၢၤအဂီၢ်.

En-cō'mi-ast'ic, En-cō'mi-ast'ic-al, *a.* praising, eulogistic, တၢ်ဆးမိးခိၣ်ထီၣ်ပတြၢၤတၢ်.

En-cō'mi-ūm, *n.* eulogy, praise, တၢ်ခိၣ်ထီၣ်ပတြၢၤတၢ်.

En-cōm'pass, *v. t.* to environ, invest, ခိၣ်ကဝိတၢ်, ပတၢ်တၢ်, ကရၢၤတၢ်, ကွီၤတၢ်, ကွီၤတၢ်, ကွီၤတၢ်, ကွီၤတၢ်, ကွီၤတၢ်; to fence around, inclose, ကဝိတၢ်; to go around, ထဲၤတၢ်, ထဲၤကဝိတၢ်, ထဲၤကဝိတၢ်. See ENCIRCLE.

En-cōre' (ōng-kōr'), *adv.* ကမိးတၢ်, ကမိး.—, *v. t.* to ask to do again, မၤမၤကမိးတၢ်.

En-count'er, *v. t.* to meet face to face, တၢ်ဆၢဝဲ, တၢ်ဆၢဝဲ, တၢ်ဆၢဝဲ; to meet in rivalry or contest, တၢ်ဆၢဝဲ, တၢ်ဆၢဝဲ, တၢ်ဆၢဝဲ; to meet and resist, oppose, ခိၣ်ဆၢ, ခိၣ်ဆၢ, ခိၣ်ဆၢ, ခိၣ်ဆၢ, ခိၣ်ဆၢ, ခိၣ်ဆၢ. —, *n.* See ENCOUNTER. *v. t.*

En-coūr'age, *v. t.* to animate, inspirit, cheer, သဆၢထီၣ်အခံ, ကမိးထီၣ်အခံ, မၤမၤဆၢထီၣ်အသး, ထွၣ်ပှၢၤအခံအဆၢ; to make bold, embolden, stimulate, ခုးထီၣ်ပှၢၤအသး, မၤမၤတထွၣ်ထီၣ်ပှၢၤအသး.

En-coūr'age-ment, *n.* တၢ်ကျၢၤ, တၢ်ကျၢၤ, တၢ်ကျၢၤ, တၢ်ကျၢၤ, တၢ်ကျၢၤ, တၢ်ကျၢၤ; that which animates, တၢ်ထီၣ်ဝဲအသး. See ENCOURAGE.

En-crōach', *v. i.* to intrude, trespass, infringe, ဂုၣ်န့ၢ်ပှၢၤအတၢ်လီၤတဲးတၢ်တဲး, တဲးတၢ်တဲး, တဲးတၢ်တဲး.

En-crōach'ment, *n.* See ENCROACH.

En-crūst', *v. t.* See INCRUST.

En-cūm'ber, *v. t.* to impede motion with a load, မၤတၢ်တၢ်ပှၢၤထာတၢ်ထာအခိၣ်မိးတၢ်

ဝဲတၢ်မိၣ်အမိ; to embarrass, obstruct, hinder, မၤတၢ်တၢ်, မၤတၢ်တၢ်, မၤတၢ်တၢ်.

En-cūm'brance, *n.* impediment, တၢ်ထာအမၤတၢ်တၢ်မၤတၢ်တၢ်တၢ်တၢ်တၢ်.

En-cy'clo-pe'di-ā, *n.* လိၣ်ထာအခုးခိၣ်တၢ် ကုၣ်သု ကုၣ်တၢ်, တၢ်ကုၣ်တၢ်ဆး, မိးတၢ်သ့ၣ်ညါန့ၢ်ပှၢၤအကထုၣ်ကထုၣ်.

Ēnd, *n.* extremity, အမိးခံ, အမိးခါ; termination, close, အကတၢ်, တၢ်အကတၢ်; ultimate state, တၢ်အမိးအဆၢလီၤ မိးလီၤလီၤ; result, consequence, တၢ်မၤအကတၢ်; object aimed at, purpose, motive, aim, အဝှဲ, အကျး; as, what is your object in doing this? န့ၢ်မၤတၢ်အံၤအဝှဲခိၣ်ထီၣ်, ခုၣ်န့ၢ်မၤ န့ၢ်မၤအကျးခိၣ်ထီၣ်; on end; as, to place on end, ပၣ်ဆၢထာၣ်, မိၣ်ဆၢထာၣ်; from—to—ထာထာၣ်အခံ; from beginning to end, လၢအခိၣ်ထီၣ်တုၤအကတၢ်. —, *v. i.* to come to an end, ထံၣ်ဝဲ; to terminate, cease, ကတၢ်ဝဲ, တုၣ်ဝဲ. —, *v. t.* to make an end of, finish, မၤကတၢ်, မၤတုၣ်အဝဲ, မၤတံၣ်.

En-dām'age, *v. t.* See DAMAGE.

En-dān'ger, *v. t.* to imperil, hazard, မၤတၢ်မိၣ်သိးကတၢ်ခိၣ်ထီၣ်ထံးအဂီၢ်တၢ်လီၤ.

En-dēar', *v. t.* မၤအဲၣ်အသးထာတၢ်အံၤတၢ်န့ၢ်အမိ, မိၣ်ခိၣ်တၢ်အသး, မိၣ်သိးပှၢၤကအဲၣ်အိၤ, မိးအဝဲမၤတၢ်ပှၢၤဂၢၤအသးလီၤ.

En-dēar'ment, *n.* တၢ်မၤအဲၣ်မၤကွဲအသးထာတၢ်အံၤတၢ်န့ၢ်အမိ.

En-dēav'or, *v. t.* to attempt, try, strive, ကျဲးစး, မၤကွဲ, ဂုၣ်မၤ. —, *n.* effort, attempt, တၢ်ကျဲးစး, တၢ်မၤကွဲ, တၢ်ဂုၣ်မၤ.

En-dēm'ic, *a.* တၢ်ဆးမိးတၢ်ဆါထာအညိၣ်ခိၣ်ထီၣ်ဝဲထာကီၢ်တဘျၣ်ဘျၣ်, မိၣ်တၢ်ခိၣ်ခိၣ်ခုၣ်, ကိၣ်ယုၢ်ခိၣ်သ့ၣ်တဖၣ်အသး.

En-dīte', *v. t.* See INDITE.

Ēnd'less, *a.* without end, interminable, အကတၢ်တဲးခိၣ်; continual, တထံၣ်မိ, တဘိထုၣ်မိ, eternal, everlasting, လီၤထုၣ်လီၤထီၣ်.

En-dōrse', *v. t.* See INDORESE.

En-dōw', *v. t.* to furnish with a dower, ထွၣ်တၢ်, ခုးန့ၢ်သါပှၢၤထာတၢ်စုၣ်လီၤခိၣ်ခိၣ်; to indue,

dō, wolf; fūrl, rude, push; e. i. o. silent; ḡ as s; ḡh as sh; ḡ as j; ḡ as in ḡet; ḡ as z; ḡ as gz; ṅ as in linger.

- တၢ်; an engraved picture, တၢ်အကုၢ်အဂီၢ်ထၢ
အတၢ်တၢ်ဆဲးကွဲၤဝဲ.
- En-gröss', *v. t.* to monopolize, absorb, occupy,
ထၢဒိၣ်တၢ်ဝဲထၢၤထၢအကုၢ်ဝဲဒုၤ, ဆါလီၤကွဲၣ်ဝဲဒုၤ
ဝဲ, ထၢအကုၢ်ဒုၣ်ဝဲအဂီၢ်; to copy in a fair
hand, ကွဲၤဆဲးတၢ်ဝဲဒုၤတၢ်တၢ်လီၤဆဲး.
- En-gulf', *v. t.* to swallow up, ထၢထံသံဝဲဒုၤဝဲ, တၢ်
ထီၣ်ဝဲဒုၤ, မၤလီၤကျၢတၢ်ထၢအပူၤ.
- En-hånçe', *v. t.* to enlarge, augment, မၤဒိၣ်ထီၣ်;
to increase, ဒုးဒါထီၣ်; to aggravate, ဒုးဒုး
ထီၣ်, မၤဆူၣ်ထီၣ်; —, *v. i.* to increase, ဒိၣ်
ထီၣ်, အါထီၣ်, ဒုးထီၣ်, ဆူၣ်ထီၣ်.
- En-hånçe'ment, *n.* See ENHANCE.
- E-nig'må, *n.* a dark saying, တၢ်ကတိၤထၢဒိၣ်ထီၣ်
ထီၣ်, တၢ်ကတိၤထၢပုၤပုၤတၢ်ကိ; a riddle, ပိၣ်ပံ့, တၢ်
ကတိၤပိၣ်ပံ့တၢ်; as, I will give you a rid-
dle, ယတၢ်ထီၣ်လီၤထၢတၢ်ပိၣ်ပံ့တၢ်.
- Ē'nig-mät'ic, Ē'nig-mät'ic-al, *a.* puzzling, ob-
scure, အဒိပညိလီၤကျၢဝဲ, တၢ်ဆဲးဒိးတၢ်ပိၣ်ပံ့တၢ်.
- En-join', *v. t.* to order, command, မၤလိၣ်တၢ်ဆဲး
ဆဲး, မၤလိၣ်တၢ်သ့ၣ်ကတၢ်.
- En-joy', *v. t.* to take pleasure in, ခုၣ်, ခုၣ်သ့ၣ်ခုၣ်
သး; as, I enjoy reading, ယဒးထီၣ်ခုၣ်မး; I
enjoy study, ယမၤလိၣ်တၢ်ခုၣ်မး; I enjoy my-
self, ခုၣ်ခုၣ်ယသး, ထီၣ်ခုၣ်ခုၣ်ပၤခုၣ်ယသး; to
possess, as something desirable, အိၣ်ဒိး
(တၢ်အံၤတၢ်န့ၤ), န့ၤထီၣ် (တၢ်အံၤတၢ်န့ၤ). See ၄
မိ. ၃၆၈ ဝ.
- En-joy'ment, *n.* pleasure, gratification. See
ENJOY.
- En-kin'dle, *v. t.* to inflame, မၤကဲၤထီၣ်ခုၣ်အူ.
See KINDLE.
- En-lārgē', *v. i.* to become larger, ဒိၣ်ထီၣ်ထံၣ်ထီၣ်
ဝဲ, — as a sore or a hole, ထီၣ်ဆဲၣ်, to
widen, spread, ထီၣ်ဆဲၣ်, ပုၤဆဲၣ်, ထီၣ်ဆဲၣ်လီၤဒြၢ,
ထီၣ်ဆဲၣ်ထီၣ်ဆီၢ်.—Enlarge upon, to speak
copiously, expatiate, ကတိၤတၢ်ခါခါဂီၢ်ဂီၢ်,
ကတိၤအါထံၣ်အါထီၣ်.—, *v. t.* to make
larger, ဆဲၣ်ထီၣ်; to expand, dilate, သထံၣ်
လီၤ; to increase in numbers, ဒုးဒါထီၣ်,
မၤအါထီၣ်ဂီၢ်ထီၣ်; to release, set free, ပုၤ
ထီၣ်ကွဲၣ်, ပျဲထီၣ်ကွဲၣ်.
- En-lārgē'ment, *n.* See ENLARGE.

- En-light'en, *v. t.* to make light, illuminate,
ဒုးကတိၤထီၣ်, မၤကတိၤထီၣ်; to enlighten the
mind, မၤကတိၤထီၣ်အသ့ၣ်သး, ဟ့ၣ်သ့ၣ်ကတိၤသး
ကတိၤထီၣ်.
- En-list', *v. i.* ဆဲးလီၤအမံၤ, အၢၣ်လီၤသးထၢအကမၤတၢ်
အံၤတၢ်န့ၤအဂီၢ်.—, *v. t.* to enroll, regis-
ter, ဆဲးလီၤပုၤအမံၤထၢစီၣ်အပူၤထၢအကမၤတၢ်အံၤ
တၢ်န့ၤအဂီၢ်.
- En-list'ment, *n.* ထံၣ်အိၣ်ဒိးပုၤသုးဒိးအမံၤထၢတၢ်အၢၣ်
လီၤအသးထၢအကမၤတၢ်အဂီၢ်. See ENLIST.
- En-liv'en, *v. t.* to heighten powers, invigo-
rate, ဒုးဆူၣ်ထီၣ်တၢ်, ဒုးဒါထီၣ်တၢ်အဂီၢ်အတၢ်;
to excite the mind, animate, inspire, ထီၣ်
ဟူးထီၣ်ဝဲပုၤအသး; to make cheerful,
cheer, မၤဆူၣ်မၤဆူၣ်ထီၣ်ပုၤအသး, ဒုးဒုၣ်ထၢပုၤအ
သး; — fire, ကုၣ်ခုၣ်အူ. An enlivening ap-
pearance, တၢ်ဖျါကွဲၣ်ကွဲၣ်.
- En-masse', *adv.* as, the people fled en masse,
ပုၤဂီၢ်ခါဆူၣ်ဆူၣ်တပူၤဆီ.
- Ēn'mi-ty, *n.* hostility, hatred, animosity, တၢ်
ထီၣ်ခါ, တၢ်ထီၣ်ခါထီၣ်ခါ, တၢ်သးဟ့ၣ်သးကါ.
- En-nō'ble, *v. t.* to make noble, dignify, ဒုးကဲ
ထီၣ်ပုၤထၢတၢ်ဒိၣ်တၢ်ပုၤ; to exalt, ဝဲထီၣ်ပတြၢ,
ဒုးထီၣ်ထီၣ်ပုၤထၢအလီၤအကွဲ.
- En-nui'(ong-nwē'), *n.* *Fr.* tedium, listlessness,
တၢ်လီၤဘျဲးလီၤဘျဲးထၢတၢ်မၤတၢ်အိၣ်ထီၣ်အဆီ, တၢ်တ
မိၣ်ဟူးတမိၣ်ဝဲထီၣ်အသး.
- E-nōr'mi-ty, *n.* a transgression, တၢ်တကြးမၤ
ပုၤ; an atrocious crime, an atrocity, တၢ်
ကမၢ်အိၣ်ထီၣ်ထီၣ်, တၢ်ကမၢ်အဆီ.
- E-nōr'mouš, *a.* excessive, ထံၣ်ဆဲးဒိးတၢ်ထုၣ်ကိထုၣ်
တဝၣ်ဒုးဒုး; exceeding large, huge, im-
mense, ဒိၣ်ထံၣ်ကဲၣ်ဆိး; as, an enormous
tiger, ဘိၣ်သအိၣ်ဆဲးထံၣ်ဒိၣ်တတု; very bad,
atrocious, outrageous, အာမး.
- E-nouǵh', *n.* a sufficiency, အါထံ, တၢ်ထံ, ထၢထံ, ထၢ
ပုၤထံ; as, say no more, you have said
enough, နကတိၤတၢ်အါထံ, ကတိၤထၢတပုၤ.
- En-quire', *v. i.* သံကွၢ်. See INQUIRE.
- En-rāge', *v. t.* to anger, incense, exasperate,
မၤဒိၣ်ထီၣ်အသး, မၤကဲၤထီၣ်အသး; to be en-
raged, သးထံထီၣ်ထံ, သးဒိၣ်ထီၣ်ထံ, သးကဲၤထီၣ်
ထံ.

do, wolf; fūrl, rude, push; e.i.o. silent; ʒ ass; ʒh assh; ĝ as j; ġ as in ġet; ſ as z; ʒ asgz; ŋ as in linger.

- Ĕn'ti-ty, *n.* existence, being, တၢ်အိၣ်ဝဲ,တၢ်အိၣ်သမ္မု; a thing which exists, တၢ်အိၣ်မိးသးသမ္မု,တၢ်ထၢအိၣ်.
- En-tomb', *v. t.* to bury, inter, ဝဲၣ်လၢသ့ၣ်ခိၣ်ပူ.
- Ĕn'to-möl'o-gý, *v. t.* တၢ်က့ၣ်တၢ်ဆးထၢအပၣ်ဖျါထီၣ်တၢ်ဖိတၢ်ဆၢကလၢကလၢအဝဲၣ်အဖါ.
- Ĕn'trails, *n. pl.* တၢ်ပွဲၣ်,ထီၣ်တၢ်အိၣ်ထၢပတၢၤပတၢၤ, သမိပူ.
- Ĕn'trance, *n.* the act of entering, ingress, တၢ်ထၢအထဲၤလၢ; the liberty of entering, တၢ်လၢအထဲၤလၢ; the passage by which a place is entered, a door, a portal, a gate, တၢ်ပူခိၣ်ထီၣ်, လၢတၢ်အက့ၣ်စၢၤ, ဝဲၣ်ကြိၣ်အလီၤပူ; commencement, initiation, တၢ်စးထီၣ်တၢ်မၤ,မၤတၢ်မၤအခိၣ်ထံး.
- En-trance', *v. t.* to enrapture, ခုးထံၣ်ခံထံၣ်ကလၢညါမိ; to be entranced, သံတလၢ, အိၣ်တပူသး.
- En-trap', *v. t.* to ensnare, decoy, ခုးဘၣ်ထု,မၤဘၣ်ပွဲၣ်သက့ၣ်,ဖိၣ်န့ၣ်ထၢထု.
- En-treat', *v. t.* to beseech, implore, beg, ကညး, မုၣ်ကညး; to pray, petition, ထုကစၣ်,မုၣ်ကညး.
- En-treat'y, *n.* solicitation, request, supplication, တၢ်ကညး,တၢ်မုၣ်ကညးတၢ်.
- Ĕn'try, *n.* the act of entering into possession of, တၢ်လၢအဝဲၣ်တၢ်; the act of registering, ကွဲးလၢထၢခိၣ်ပူ.
- En-twine', *v. t.* to twist together, entangle, ထံထီၣ်,ဘိဝဲ,ဘိဘူဆၢ.
- En-twist', *v. t.* ဝဲၣ်,ဝဲၣ်သက့,ဖျါသက့.
- E-nū'mer-āte, *v. t.* to count, number, reckon, ဝဲၣ်တၢ်,ဝဲၣ်တမံးဘၣ်တမံးတမံးဘၣ်တမံး,ထဲတၢ်တမံးထၣ်တမံး.
- E-nū'mer-ā'tion, *n.* တၢ်ဝဲၣ်တၢ်ခွဲး,တၢ်ဝဲၣ်ထီၣ်ခွဲးထီၣ်.
- E-nū'n'ci-āte (e-nū'n'shī-āt), *v. t.* to utter, pronounce, စးတၢ်ကတိၤတၢ်; to relate, စးစဲၤတၢ်; to proclaim, declare, ခုးဟူထီၣ်သီလီၤတၢ်.
- E-nū'n-ci-ā'tion, *n.* See ENUNCIATE.
- En-vēl'op, *v. t.* to wrap up, ဘိၣ်ဘိၣ်ဆၢ; to cover up, ဘိၣ်ဘိၣ်ဆၢ.
- Ĕn'vel-ope, *n.* a wrapper, a cover, တၢ်အခၢ,ထီၣ်အခၢ, တၢ်ဘိၣ်ဘိၣ်ဆၢတၢ်.
- En-vēn'om, *v. t.* to impregnate with venom,

- to poison, ဃါဆၢမိးတၢ်အစုၣ်,ခုးအိၣ်မိးတၢ်စုၣ်; to exasperate, enrage, ခုးအိၣ်ထီၣ်တၢ်သးထုသးကါ.
- Ĕn'vi-a-ble, *a.* tending to excite envy, ထၣ်ဆးမိးတၢ်ဆၢခိၣ်န့ၣ်, သးကွဲးသးလီတၢ်, ထၢအခုးလဲထီၣ်တၢ်သးကွဲးပူၤတၢ်.
- Ĕn'vi-ous, *a.* feeling envy, grudging, သးကွဲးသးကါပူ,သးခိၣ်န့ၣ်ပူၤတၢ်; pertaining to envy, ထၣ်ဆးမိး envy.
- En-vi'ron, *v. t.* to surround, encircle, encompass, မၤကဝဲၣ်တၢ်,မၤကဝဲၣ်တၢ်,အိၣ်တရံးတၢ်,ပိၤတရံး.
- En-vi'rons, *n. pl.* တၢ်ပိၤဆၢ,တၢ်ကဝဲၣ်တၢ်,တၢ်အိၣ်ပိၤတရံးတၢ်.
- Ĕn'voy, *n.* ပူၤဖိၣ်ဖိၤပၤအကလၢအထုထံၣ်ကတိၤဂၤ,ပူၤထၢအဖိၣ်ပူၤတၢ်အကလၢ;ကလးမိၣ်သီ;မိလီၤလီၤ.
- Ĕn'vy, *v. t.* to covet, သးကွဲး, သးကါပူထၢအဝဲၣ်အိၣ်ပူၤအိၣ်ပူၤတၢ်စးခိၣ်န့ၣ်အဆီ.——, *n.* တၢ်သးကွဲး,တၢ်သးကါပူၤ.
- Ĕp'pact, *n.* supplement, တၢ်ပၣ်ဆၢထီၣ်ထီၣ်; *Chron.* a term denoting the moon's age at the end of the year, တၢ်ကတိၤတဘိၣ်ထၢအမၤဖျါထီၣ်ထီၣ်တၢ်အခါန့ၣ်အကတၢ်ပူၤသီထဲၣ်, ဖိၣ်စးတၢ်အသးထီၣ်ထီၣ်မိးန့ၣ်အကတၢ်အဘၣ်စၢၤ; န့ၣ်မိးထီၣ်အန့ၣ်အတၢ်လီၤထီၣ်.
- Ĕp'au-lēt, Ĕp'au-lette, *n.* (ဆူးပဝုး) တၢ်ပုၤခိၣ်တဖၣ်ထၢဘိၣ်တဖၣ်ကထၢကထဲၣ်ထၢအခံဘၣ်ခိၣ်လီၤ.
- E-phēm'e-ral, *a.* short-lived, ထၢအအိၣ်ထဲတန့ၣ်ဖိၤ,ထၢအအိၣ်တဖိၤ,မၤအသးကလဲၣ်ကခိၣ်.
- E-phēm'e-ris, *n.* a diary, ထီၣ်ထၢပူၤကွဲးန့ၣ်တၢ်ထၢပူၤလိးန့ၣ်ခဲး; an astronomical register of the daily state and position of the heavenly bodies, ထီၣ်ထၢပူၤကွဲးန့ၣ် ခုၣ်ဖိၤထီၣ်ဖိၤ,ထၣ်ဖိၤဖိၤသုးအသးတန့ၣ်ထၣ်တန့ၣ်, တန့ၣ်ထၣ်တန့ၣ်အပူၤတဘၣ်.
- E-phēm'e-rōn, *n.* တၢ်ဖိတၢ်ဆၢအကလၢထၢအအိၣ်ထီၣ်ထီၣ်ထဲတဘိၣ်ဖိၤ.
- E-phē'sian, *a.* ထၣ်ဆးမိးဆူးမုးစူးထၢကိၣ်ဆူးၤအပူၤ.
- Ĕp'ic, *n.* ထီၣ်ထၢပူၤထၢတၢ်စးစဲၤပူၤထၢအမၤတၢ်လီၤထီၣ်လီၤထီၣ်ဝဲၣ်စးခိၣ်န့ၣ်အဝဲၣ်အကျိၤ, ထီၣ်စဲၣ်ထဲထၣ်ဆးပူၤမၤတၢ်ထၢအသ့ၣ်ပူၤသးအဝဲၣ်.——, *a.* ထၣ်ဆးမိးထီၣ်စဲၣ်ထဲပူၤမၤတၢ်လီၤထီၣ်လီၤထီၣ်ဝဲၣ်စးခိၣ်န့ၣ်အဝဲၣ်အကျိၤ,ထၢပူၤမၤတၢ်ထၢအသ့ၣ်ပူၤသးအဝဲၣ်အကျိၤ.

do, wof; fārl, rude, push; e.i.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as s; ŝ as gz; ŋ as in linger.

E-quín'al, Ē'quíne, *a.* တပ်စားမီးကသွန်, လီဂင်ကသွန်.

Ē'quí-nóc'tial, *a.* တပ်စားမီးအဆာအကတီဝါထာနုးမီး
နုးအနုန်ရုံနဲထဲသီးသီး, မာအသးဒ်နဲထဲထါမာရှုတဘျီ
မီးစူးပတုန်ဘာ်အထါတဘျီ, မီးမုာ်ဝဲခဲဘျီထာတနုန်အ
ပူ.

Ē'quí-nóc'tial-line, *n.* See EQUATOR.

Ē'quí-nóx, *n.* အဆာအကတီဝါထာနုးမီးနုးထဲသီးလိင်အ
သး. See EQUINOCTIAL.

E-quip', *v. t.* to furnish with arms and milita-
ry accoutrements, ခုးအိန်မီးအစုကဝဲဒါမီးတံာ်
အစာအစီတံာ်လှာအကစုတံာ်အဂီၢ်; to furnish
with requisites for any undertaking, fit
out, ခုးအိန်ထီတံာ်အစာအစီတံာ်လှာအက မာတံာ်
အံးတံာ်နုးအဂီၢ်.

Ē'quí-páge (ĕk'wī-pej), *n.* military arms and
accoutrements, သုးမိသိန်မီးအစုကဝဲဒါမီးအစာ
အစီတံာ်လှာ, သုးကလာသိန်ကလာ; suitable ac-
companiments, retinue, တံာ်အစာအစီတံာ်
အမီးအလီလှာအကမာတံာ်အံးတံာ်နုးအဂီၢ်.

E-quip'ment, *n.* See EQUIP.

Ē'quí-poise, *n.* See EQUILIBRIUM.

Ē'quí-ta-ble (ĕk'wī-ta-bl), *a.* just, fair, right, တီ
တီလီလီ, လီလီထန်ထန်, တကွာ်ဒိန်ဆံးအါစုတံာ်.

Ē'quí-tý (ĕk'wī-tý), *n.* justice, fairness, impar-
tiality, တံာ်တီတံာ်လီ, တံာ်တကွာ်ဒိန်ဆံးအါစုတံာ်
ထန်, ကွီၢ်ချီ; to judge according to equity,
စိန်ညီတံာ်တီတီ. ဒါလီ, မ်အကြားအဘိဝဲအသီး, တီ
ထီန်ကွီၢ်ချီ.

E-quiv'a-lence, E-quiv'a-len-cý, *n.* See EQUIVA-
LENT.

E-quiv'a-lent, *a.* လာအထဲသီးလိင်အသး; equal in
value, အပွာ်ဒ်သီးသီး; equal in force, အဂီၢ်
အထါဆူၣ် ထဲသီးသီး, အမိအကဒါ ထဲသီးလိင်အသး;
of the same import, အဒိပညီ, အဝုာ်အကျိၣ်
သီးသီး. —, *n.* တံာ်ထဲသီး; as, to give an
equivalent, ယှဉ်တံာ်ထဲသီးမီးအဝဲတံာ်, ယှဉ်အစ
ထာအကြားမီးအဝဲတံာ်.

E-quiv'o-cal, *a.* of doubtful meaning, ambig-
uous, တပ်စားတံာ်ထာအဒိပညီတဖျါတသထန်ထန်,
ထာပနုာ်ပာ်အါခဲခိသု; obscure, ထာအဒိပညီတ
ဖျါလီတံာ်လီဆဲးဘန်, ပနုာ်ပာ်ကိ.

E-quiv'o-cate, *v. t.* to prevaricate, shuffle, က
တီကခိကခါတံာ်.

E-quiv'o-cā'tion, *n.* evasion, တံာ်ကတီကခိကခါ
တံာ်, တံာ်ကတီထာအတစာ်ဆာပံာ်ကထန်ထန်.

Ē'rá, *n.* period, age, time, တံာ်အဆာအကတီဝါ, တံာ်
အမိအစာ. See EPOCH.

E-rā'di-āte, *v. t.* ယှဉ်ထီတံာ်ကဒါ, ဝုာ်ကဒါထီ.

E-rā'di-ā'tion, *n.* တံာ်ဝုာ်ထီ, တံာ်ဆဲးကဒါထီ.

E-rād'i-cāte, *v. t.* to extirpate, root out, ထဲထီ
ကွန်မီးအဂီၢ်အဝဲ; to destroy thoroughly, ex-
terminate, မာတးဂီၢ်မာတီမာ်ကွန်တံာ်မိဇကထု.

E-rād'i-cā'tion, *n.* See ERADICATE.

E-rāse', *v. t.* to efface, obliterate, ဝိကွန်, ကြိ
ကွန်, မာတီမာ်ကွန်, ထူးသံကွန်.

E-rās'üre, *n.* obliteration, တံာ်ထူးသံကွန်, တံာ်မာသံ
ကွန်, တံာ်ကြိကွန်, တံာ်ထာအဘိဝဲကြိကွန်အသး.

Ē're, *adv.* before, တချာ, သလီ; as, ere you go,
change your clothes, သလီနုးထဲဒ်ကထီနု
သး; ere you go, eat rice, တချာနုးထဲဒ်သန်
အိန်စုထကုာ်. See ထါထန်. ငး ခေ. —long,
adv. တထိန်တမိာ်; as, ere long you will die,
တထိန်တမိာ်နုကသံလီ. —now, *adv.* as, ere
now you have stolen, တမုာ်ထန်ခဲအံးထန်, န
ယှဉ်တံာ်ထာထီထီ.

Ē'r'e-būs, *n.* hell, တံာ်ခဲးတံာ်ထီ, တံာ်သံအထီ, ထရန်.

E-rēct', *a.* upright, perpendicular, ထူၣ်ကထန်,
စာ်ဆာထူၣ်ကထန်; as, to stand upright, ဆာ
ထာ်ထူၣ်ကထန်, ဆာထာ်ဘျာ လုာ်ကထန်; firm,
unshaken, အိန်ဂါအိန်ကျာ. —, *v. t.* to
make up right, ခုးဆာထာ်ထူၣ်ကထန်; to set
up, to build, construct, establish, ထူၣ်ထီ,
မာထီ; as, to establish a church, ခုးအိန်
ထီတံာ်အိန်ဒိန်တကရာ; to build a house, ထူၣ်
ထီတံာ်တဖျာ; to set up a post, ထာ်လီထာ်.

E-rēc'tion, *n.* တံာ်ထူၣ်ထီတံာ်, တံာ်မာထီတံာ်.

E-rēc't'ness, *n.* uprightness, တံာ်ဆာထာ်ထူၣ်က
ထန်, တံာ်အိန်ထူၣ်ကထန်.

Ē'r'go, *adv.* therefore, consequently, အနုၣ်မီး,
မာသးဒ်နုၣ်မီး, ထတးမီး.

Ē'r'mine, *n.* the animal, ဆန်မိကီၢ်မိတကထုၣ်အိန်
မီးအဆူၣ်ကထုၣ်လူးဘျာကဆူၣ်; the fur of the
ermine, တံာ်အဝဲနုၣ်အဆူၣ်ကထုၣ်လူးဘျာကဆူၣ်.

Ē'r'mined, *a.* ထာအကထီၣ်သီးထီၣ် ermine.

E-rōde', *v. t.* to canker, corrode, ထီၣ်ဆူၣ်ထီၣ်
ထန်, ကနဲထီၣ်, ကနဲထီၣ်ထန်, ထီၣ်အိန်ထီၣ်.

dg, wqlf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; ŷ as in linger.

- E-rō'sion, *n.* See ERODE.
- Err, *v. i.* to mistake, မာတဆင့်ဆင့်; to miss the right way, wander, သဲတဆင့်ဆင့်, သဲကမာ, သဲကမူကမာ; to sin, မာဒဲးတဲးတဲး.
- Er'rand, *n.* a verbal message, တာ်အွာ်ပွာ်အကထုာ်; the business on which one is sent, တာ်မာထာ်ပွာ်ကထဲာ်မာဒဲးအခါာ်.
- Er'rant, *a.* deviating, လာ်အသဲကမာမာ; rambling about, wandering, roving, သဲပုာ်ပုာ်တဲာ်.
- Er'rant-ry, *n.* တာ်ဒဲးတာ်မာထာ်အဆင့်ဆင့်ဒဲးဒဲးတာ်သဲပုာ်ပုာ်တဲာ်.
- Er-rät'ic, Er-rät'ic-al, *a.* eccentric, လာ်အဟဲးကမာမာ, တာ်ပွဲးအလီာ်အကျဲ, မာလီာ်ခါးဒဲးပုာ်ပုာ်.
- Er-rä'tum, *n.* an error in writing or printing, တာ်ကွဲးကမာမာ.
- Er-rō'ne-ous, *a.* erring, wrong, false, တဆင့်ဆင့်, တတီတလီာ်ဆင့်; as, an erroneous doctrine, တာ်သိင်တာ်သီတမ့ာ်တတီဆင့်, လာ်အလီာ်ကမာမာတဲာ်.
- Er'ror, *n.* a mistake, a blunder, an inaccuracy, တာ်တဆင့်ဆင့်, တာ်ကမာမာ, တာ်ကမူကမာမာ; false opinion, တာ်ဒဲးကမာမာ; transgression, fault, iniquity, တာ်လီာ်ကမာမာ. See ဒဲး. ၁၉၃. ၁၁.
- Er'ror-ist, *n.* ပုာ်လာ်အဒဲးကမာမာ, ပုာ်လာ်အသိင်ကမာမာ သီကမာမာတဲာ်.
- Erst, *adv.* once, formerly, long ago, ထာ်ပုာ်ပုာ်လာ်, ထာ်အတချဲးတာ်အံာ်တာ်ဒဲးဒဲးအိင်အိင်ဒဲးဒဲးဆင့်. See ERE.
- E-ruct'ate, *v. i.* to belch, ကလံာ်လဲထီင်ထာ်ပကစုပုာ်, ပအုင်ထီင်ကထဲာ်, အိင်ကိာ်.
- Er'uc-tä'tion, *n.* See ERUCTATE.
- Er'ū-dite, *a.* learned, သုတ်သုတ်.
- Er'ū-dit'ion, *n.* learning, တာ်သုတ်သုတ်ဆဲာ်ခါကထုာ်.
- E-rūp'tion, *n.* a bursting forth, တာ်ပွဲးထီင်; a sudden, hostile excursion, တာ်ထီင်ဒဲးဒဲးတာ်တဘီထဲပုာ်အိင်သဲးသပုာ်ဒဲးဒဲး; a breaking out of humors, တာ်ကမိထီင်, တာ်ပြဲထီင်.
- Er'y-sip'e-las, *n.* လှဲအိင်.
- Es'ca-lāde', *n.* တာ်ထီင်နဲာ်အူတ်ပုာ်လာ်အဖိာ်ထီင်ခါတမာမာ.
- Es-cāpe', *v.* to flee from and avoid, shun, evade, ပုာ်ပွဲး, ဗုာ်ပွဲး, တာ်ပွဲး, ထုာ်ပွဲး; as, you es-

- aped my notice, နုပုာ်ပွဲးဒဲးဒဲးတာ်ကွဲးဒဲးဒဲး.
- , *n.* တာ်ပုာ်ပွဲး, တာ်ဟဲးပွဲး.
- Es'chär (ēs'kär), *n.* အကါာ်ဗုတ်ပုာ်.
- Es'cha-rōt'ic, *n.* a caustic, တသိင်ပုာ်အူ, တာ်ကမာမာထီထီလာ်အာ်ထီထီတာ်ကိာ်ဗုတ်ပုာ်.
- Es-chēat', *n.* တာ်စုတ်ဒိင်ဒိင်လာ်အာ်ထီထီလာ်ထီထီလာ်ပုာ်တဂါလာ်သဲးဒဲးဒဲးလာ်ခါလာ်အတအိင်ဆင့်တံာ်ဒဲးဒဲးဒဲးအတအတဲာ်တဲာ်ဒဲးဒဲးဒဲးကဲထီင်ပုာ်ဒိင်အတဲာ်.
- Es-chew', *v. t.* to seek to avoid, shun, ပဒုင်တာ်, တာ်ဟဲးဒဲးတာ်.
- Es-cōrt', *v. t.* to accompany, attend, သဲအျာ်သဲထာ်တကထုာ်တတံာ်အပုာ်.
- Es'cort, *n.* ပုာ်တခဲထာ်အသွာ်တာ်လာ်တကထုာ်တတံာ်အပုာ်.
- Es'cri-toir' (ēs'kri-twōr'), *n.* a writing-desk, ထာ်မိထာ်ပုာ်ကွဲးထီင်အခါာ်.
- Es'cu-lā'pi-an, *a.* တာ်ခါးဒဲး Esculapius, သတဲးဒဲးဒဲးခါးဒဲးတာ်မာကျိကုာ်, သု, တာ်ခါးဒဲးကမာမာ.
- Es'cu-lā'pi-us, *n. Myth.* တာ်မာကျိကုာ်တာ်ဆူတာ်ခါခါအကခါတဂါ.
- Es'cu-lent, *a.* eatable, edible, ထာ်ပကြားအိင်; as, esculent plants, တာ်တဲာ်တာ်ဘီထာ်ပကြားအိင်. —, *n.* တာ်ကမာမာထီထီလာ်ထီထီလာ်ပကြားအိင်.
- Es-cūch'on, *n.* တာ်ပုာ်ဒိင်အိင်ကွဲးအသဲးထာ်အထီင်အလီာ်.
- Es-sōph'a-gūs, *n.* the gullet, ကိတ်ထုာ်ကူာ်, ကိတ်ထုာ်ကိတ်ဘီထာ်အသွာ်ပတာ်အိင်တာ်အီလာ်ပကိတ်ပုာ်အူပကစုပုာ်.
- Es'o-tē'ric, *a.* private, ထာ်မာမာပုာ်အူတာ်.
- Es-pāl'ier (es-pāl'yer), *n.* တာ်မာဒဲးတဂါ, ဒီထဲတဂါ, တာ်အူထီထီလာ်သုတ်ဒီထဲတဂါ, ကဂါဝဲးတဂါတဲာ်.
- Es-pē'cial (es-pēsh'al), *a.* peculiar, particular, ထီထီခါဒဲးတာ်, ထီထီခါလာ်ထီထီ.
- Es-pē'cial-ly, *adv.* ထီထီခါဒဲးတာ်, သပုာ်ကတဲာ်; as, I wish especially to go, မိင်ထဲထီထီထာ်ထီထီခါဒဲးတာ်, မိင်ထဲထီထီထာ်ထီထီခါဒဲးတာ်, မိင်ထဲထီထီထာ်ထီထီခါဒဲးတာ်တကွဲး.
- Es-pī'al, *n.* notice, discovery, ပုာ်အိင်ကွဲးပုာ်အူတာ်, ပုာ်ကွဲးလှဲတာ်, တာ်ထီထီတာ်.
- Es'pi-on-agē', *n.* တာ်ကွဲးပုာ်အူတာ်, တာ်ကွဲးလှဲတာ်, တာ်ကွဲးလှဲပုာ်လာ်အခါ.
- Es'pla-nādē', *n.* တာ်ဟဲးလိင်ကွဲးထီထီခါတဂါထဲဒုာ်အထာ်.

ä, ē, i, ö, ü, ŷ, long; ä, ě, ï, ö, ü, ŷ, short; cāre, fär, läst, fall, whät; thère, veíl, térm; pique; dóne, fŷr,

Es-pous'al, n. See **ESPOUSE. v. t.**
Es-pouse', v. t. to give in marriage, affiance, betroth, ဆပ်တီး; to marry, wed, ဖြိုလိပ်အသး, တုလိပ်ဖျိုလိပ်အသး, ဖြိုလိပ်ပှ; as, the teacher married us, သရပ်တုလိပ် ဖြိုလိပ်ပှ; to take part with, တူလိပ်, နှင်မေးတော်, ဆိပ်ပှိမေးတော်.
Es-py', v. t. to see any thing partly concealed, ထံတော်အိပ်တံတော်တော်; to see unexpectedly, ထံတော်. See ဝဒိ. ၄၂: ၂၇. —, *v. i.* ကွန်နိပ်, တိန်နိပ်, ကွန်ဝေးတရ်.
Es-quire', n. ပဒိပ်ပှ, ပှထာအဆိပ်ဒီးထာကပိ, ပှစံညိပ်ကွီတဝ.
Es-say', v. t. to endeavor, strive, ဂုင်မေးတော်, ကွေးစေးမေးတော်; to attempt, try, မေးကွီ, ပစီကွီ.
Es'say, n. attempt, trial, effort, တံဂုင်မေးတော်, တံကွေးစေးမေးတော်, တံမေးကွီ, တံပစီကွီတော်; a kind of dissertation, a treatise, ထိင်ထာပှဂုင်ကွေး ဖြိုလိပ်တံဆုဂ်အကွီ.
Es'say-ist, n. ပှထာအညိနွီကွေးessay တဆပ်.
Es'sence, n. the essential part or quality of a thing, တံစိ, တံအခံအဆိ; the fundamental nature of a thing, တံနိဂ်ဝ်, အနိဂ်ကစိ, အနိဂ်သးအလှ်အထံ; odor, scent, perfume, တံနာမူ.
Es-sen'tial, a. pertaining to the constitution or existence of a thing, တပ်ဆေးဒီးတံအိပ်ထိပ်အဂ်, တံကဲထိပ်အဂ်, ဝိပစိတံအသိးတံနုနုပှ တံအိပ်ထပ်ဒီးအိပ်ထိပ်တသ့, ကဲထိပ်တသ့; as, our faith is essential to our salvation, ပတံနုနုပှတံအိပ်ထပ်ဒီးတံအဂ်ကု ခိပ် ကု တံအိပ်ထပ်ထာပဂီတပ်; highly important, ထာအကျွေးဒိပ်ဒိပ်အိ.
Es-tab'lish, v. t. to settle, confirm, မေးအိပ်စံအိပ်ကျတံ, နှ်အိပ်ဂံအိပ်ကျတံ; to enact, decree, ordain, ပင်ထာတံအိမ်အထံ, စံညိပ်တံစိအကဲထာလှ်အထံ.
Es-tab'lish-ment, n. a settled condition or state, confirmation, တံထာစံထာကျတံ, တံအိပ်စံအိမ်ကျတံ; a stated regulation, a system of law, တံစံညိပ်အိမ်ပှ; a stated allowance for subsistence, salary, တံစံညိပ်ထာတံထာဆေးပှ, အိမ်ပှထာပှတသ့အိပ်သ့အိဝဲအိ; the employ of any persons collec-

tively, တံအခူအပှတကရထာအဒီးမေးအသးထာအကစိတဝအဆိ; a system of worship established by law, တံအဂ်ကုထာကျတံအိမ်အထံထာပဒိပ်ဒီးပပင်ထာဝ.
Es-tate', n. condition, rank, position, တံအိပ်တံဆိး; as, what is the condition of Sau-wah? စိဝါအတံအိပ် တံဆိးပှဒိပ်ထပ်. He is rich, အဝဲပှပှအထူးအထိ. What is the condition of his brother? အဒိဂုင်ဝ်တံအတံအိပ်အတံဆိးပှဒိပ်ထပ်. His brother is very poor, အဝဲနုနုဒိပ်နုမေးထိ; property, fortune, possessions, အတံပှ, အစုထိမ်အိမ်ဒိပ်.
Es-teem', v. t. to value, reckon, စံညိပ်ဝဲ. See **ဂိ. ၁၄: ၁.** ဆိကဒိပ်ဆိကမေးတံ; to regard, prize, ပင်ကဲ, ပင်ကဲတံစိထံဒီးနု; to regard highly, respect, revere, ဆပ်တံဒိပ် ဒိပ်. —, *n.* regard, respect, တံစံညိပ်, တံပင်ကဲ, တံအိမ်ဒိး.
Es'teemed, a. beloved, respected; as, an esteemed friend, သးဒိပ်ဒိပ်, သးဘိထာပပင်ကဲအိ.
Es'ti-ma-ble, a. that may be estimated, ထာအထပ်တံဂံထိပ်ဒွေးထိပ်အိသ့; worthy of esteem, ထာပကြွေးအိမ်အိ, ပင်ကဲအိ.
Es'ti-mate, v. t. to calculate in the mind, တထးကွီတံ, ဆိမ်တံ, စံညိပ်ကွီပှပှထာပှပှပှ; to compute, reckon, ဂံတံ, ဒွေးတံ; as, what do you compute the expense will be? ဒွေးကွီကထာဒ်စုဆေးအိထပ်; as, what do you estimate the value to be? ဒုတထးကွီကြွေးအပှထေးဒိပ်ထပ်.
Es'ti-mate, n. estimated value, valuation, cost, တံအလှ်အပှထာအထပ်တံတထးဝဲ. See **ESTIMATE. v. t.**
Es'ti-mā'tion, n. calculation, appraisalment, တံတထးကွီဝဲ; esteem, affectionate regard, တံအိမ်ဒိပ်, တံပင်ကဲ.
Es-tränge', v. t. to withdraw from acquaintance, တပင်သ့ညိထာထပ်အသးထာပှထပ်, ပဒုင်ထေးဆွေးပှ, ဆပ်ပှဒိပ်ကျထေး; to alienate the affection of, မေးထေးဂီတံအိမ်တံကွီ.
Es-tränge'ment, n. alienation. See **ESTRANGE.**
Est'ü-a-ry, n. an arm of the sea, a frith, ထံကျိထထပ်.

do, wölf; fűrl, rűde, pűsh; e. i. o. silent; ၄ as s; ၄h as sh; ၄ as j; ၄ as in ၄et; ၄ as z; ၄ as gz; ၇ as in linger.

Et-cet'e-ra, &c. မီးတံဂါး; as, bring the slate, book, &c. for translating, ဓာတ်တံဂါးသွန်တန်မီးထံင်မီးတံဂါးတဖန်ထာ တံဂါး ထူး ထီၣ် ထံင် အဂီၢ်.

Ētch, *v. t.* ဆဲးကွဲးတံဂါး;—on copper plate, ဆဲးကွဲးတံဂါးထာတံဂါးဂီၤသွန်တန်အလီၤ.

Ētch'ing, *n.* တံဂါးဆဲးကွဲးဝဲ.

E-tēr'nal, *a.* without beginning, အခိၣ်ထံးတအိၣ်; without end, everlasting, endless, အကတံဂါးတအိၣ်; without beginning or end, အခိၣ်ထံးအကတံဂါးတအိၣ်; perpetual, ceaseless, တပထွန်စီ, လီၤထူလီၤထီၣ်.—, *n.* the Deity, God, ကခံၤပွၤလီၤထူလီၤထီၣ်.

E-tēr'ni-ty, *n.* continuance without beginning or end, တံဂါးအစီၤမိၤအဆၣ်ဆၣ်, အစီၤမိၤအဆၣ်, လီၤထူလီၤထီၣ်, အကတံဂါးတအိၣ်တၢ်.

E-tēr'nize, *v. t.* to make endless, ခူးအိၣ်စံၣ်အိၣ်ကျၢၤတံဂါးလီၤထူလီၤထီၣ်; to make forever famous, ခူးတူထီၣ်သီလီၤတံဂါးအဂီၢ်လီၤထူလီၤထီၣ်.

Ē'ther, *n.* (အံၤသၢၢ်) an element purer than air, ခွံၣ်တံဂါးတမံၤလၢအကသုၣ်ကသံးညီကခိၣ်, ဖွံၣ်ကထီၤတကွံၢ်ခဲးဝဲခိၣ်; *Chem.* တသိၣ်ထံတကလၢၣ်ထာအကသုၣ်ကသံးထီၣ်ညီကခိၣ်.

E-thē're-al, *a.* pertaining to ether, တၢ်ဆးမီးအံၤသၢၢ်; like ether, လီၤဝၣ်ထာအံၤသၢၢ်; heavenly, celestial, တၢ်ဆးမီးမူခိၣ်ထး.

Ēth'ic, Ēth'ic-al, *a.* တၢ်ဆးမီး ethics.

Ēth'ics, *n. pl.* the science of human duty, တံဂါးသိၣ်တံဂါးသီထာအခူးန့ၣ်ပၣ်ဗျါ ထီၣ် တံဂါး ဝဲး တံဂါး မၤလၢအလီၤတၢ်ပုၤတၢ်ဂီၤတၢ်ဂီၤ ထာ အကြး တံဂါး န့ၣ်မၤဝဲ.

Ē'ti-quétte' (ēt'i-kět'), *n.* conventional decorum, တံဂါးအလှၢ်အလၢ်ထာပုၤဒိၣ်ပုၤပုၤခွံၣ်ဂ့ၢ်, ပုၤအဖျိၣ်အလၢ်ခွံၣ်ဂ့ၢ်ညီန့ၣ်မၤခွံၣ်မၤခွံၣ်အသး.

Ē'ty-mo-lōg'i-cal, *a.* တၢ်ဆးမီး etymology.

Ē'ty-mōl'o-gist, *n.* ပုၤထာအန့ၢ်တံဂါး etymology.

Ē'ty-mōl'o-gy, *n.* တံဂါးကုၣ်တံဂါးဆးပၣ်ဗျါထီၣ်တံဂါးတံဂါးအဝံၣ်အထံး.

Eū'cha-rist, *n.* the Lord's supper, the sacrament, သ့ၣ်ခေးဒိၣ်ထာပတီၢ်န့ၣ်ထာတံဂါးအိၣ်ကိၣ်အိၣ်ဝဲးထံးခူးသ့ၣ်န့ၣ်ထီၣ်ကစၢ်ယုၣ် နူးခဲၣ်ဒိၣ်သံအသးအဂီၢ်.

Eū'cha-rist'ic, *a.* pertaining to the Lord's supper, တၢ်ဆးမီးသ့ၣ်ခေးဒိၣ်ထာအဖိခိၣ်.

Eū'lo-gūst, *n.* ပုၤထာအခဲးထီၣ်ပတြၢၤတံဂါး, ပုၤကတီၤဂ့ၢ်ထီၣ်တံဂါး.

Eū'lo-gūze (yu'lo-jūz), *v. t.* to extol in speech or writing, praise, ခဲးပတြၢၤ, ကတီၤဂ့ၢ်ထီၣ်တံဂါး, တလီၢ်ထီၣ်, နူးထီၣ်.

Eū'lo-gūy, *n.* တံဂါးခဲးပတြၢၤ, တံဂါးနူးထီၣ်.

Eū'nuch, *n.* ပုၤဒုခိၣ်, သတးဒီးထာပုၤလဲၤပိၣ်ခုၣ်ပိၣ်မၤတကရၢအခိၣ်.

Eū'phōn'ic, Eū-phō'ni-ōūs, *a.* တၢ်ဆးမီး euphony.

Eū'pho-ny, *n.* တံဂါးသိၣ်ခုၣ်န့ၢ်.

Eū-phōr'bi-ūm, *n.* သံးကွံၢ်အထူး.

Eū'ro-pe'an, *a.* တၢ်ဆးမီးကီၢ်မိၢ်ပုၤလူဂုၤ.—, *n.* ပုၤလူဂုၤမိၢ်.

E-vāc'ū-āte, *v. t.* မၤလီၤထီၣ်, ခူးအိၣ်ကလီၤ;—the bowels, to purge, အီလူအသး;—a place, to withdraw from, quit, desert, ထးထီၣ်ကွံၣ်အလီၢ်;—a contract, မၤတးဂီၤအကလုၢ်.

E-vāc'ū-ā'tion, *n.* See EVACUATE.

E-vāde', *v. t.* to avoid, shun, ပဒုၣ်တးဆွဲး; to escape, ထူၣ်ဖူး, ပုၤဖူး, ဟ့ၣ်ဖူး;—a matter or an answer, to quibble, ဝဲၤကလွၢ်, ကတီၤကပတံဂါး, ထဲဆာတလီၤလီၤ; to elude, ပဒုၣ်ကွံၣ်အသး, ပၣ်တဒၢကွံၣ်အသး.

Ēv'a-nēs'ce', *v. i.* to vanish away, ခိၣ်ကွံၣ်ညီ, တါမၢ်ညီ.

Ēv'a-nēs'cence, *n.* See EVANESCENT.

Ēv'a-nēs'cent, *a.* vanishing, fleeting, လၢအခိၣ်ကွံၣ်ညီ, တါမၢ်ညီ, ခိၣ်သ့ၣ်ဖိၤပိၤမိၤအသး.

Ē'van-gēl'ic, Ē'van-gēl'ic-al, *a.* တၢ်ဆးမီးခဲၣ်အတံဂါးသးခုကစီၣ်; according to the Gospel, ဗျူထီၣ်မိးလိၣ်ဒီးခဲၣ်အတံဂါးသးခုကစီၣ်.

E-vān'gē-list, *n.* a preacher of the Gospel, but not a pastor, သရၣ်ထာအစီၣ်ထဲၤထဲၤလီၤခဲၣ်အတံဂါးသးခုကစီၣ်, ဗုခွံၣ်တမိးန့ၢ်တံဂါးပၣ် ခု ထာ အလီၤထၣ်; a writer of the history and doctrines of our blessed Saviour, Jesus Christ, as, the four Evangelists, Matthew, Mark, Luke, John, ပုၤတၢ်ထာအကွဲးခဲၣ်အဂီၢ်ခိၣ်ပုၤလွံၢ်ဂၤ, မိၤမးသဲ, မိၤမၢ်ကူး, မိၤလူကုၣ်, မိးမိၤထီၤတၢ်အသး.

E-vān'gēl-ize, *v. t.* သိၣ်ထီၣ်န့ၣ်လီၤပုၤလူခိၣ်ဒိၣ်သိးအကလဲထီၣ်ခဲၣ်အထွံၢ်.

ē, ē, ī, ō, ū, ū, long; ä, ē, ĩ, ö, ū, ŷ, short; cäre, fär, läst, fäll, what; thêre, veil, tērm; pique; dône, fôr,

- Ēv'i-dent, *a.* plain, manifest, ထာစုဂါထာတော်, ဖျါစွန်စွန်စိုစို; as, that there is a God is evident from his works, ယူဆိန်စွန်စိုစို ဝဲထာစုတော်ဖိးတော်မာအပူ။
- Ēv-i-dēn'tial, *a.* indicative, တပ်ဆေးဒီး evidence, ထာစုခွန်စိုစိုတော်စွန်စို။
- Ē'vil (e'vl), *a.* mischievous, hurtful, wicked, bad, vicious, စော, အစောအထိ။ —, *n.* (natural) evil, mischief, calamity, harm, တပ် ဖြိုတော်ထင်, တပ်သတူးတပ်သဗ္ဗိ; (moral) evil, wickedness, depravity, badness, တပ်ကမူ တပ်ကမုန်, တပ်သဗ္ဗတပ်ကမုန်, တပ်ဖိးတေး, တပ်လှုပ်လှုပ် ခါဝတင်။ —, *adv.* evilly, ဖြိုထင်, စောထိ။ See ၅၆၁. ၂၆၈ ၈.
- Ē'vil-af-fect'ed, *a.* သေးကွပ်, သေးကဲ, သေးတလိ။
- Ē'vil-do'er, *n.* a wrong doer, ပုထာစုမာတော်စော, ပုထာစုမာဖိးတေးတော်, ပုထာစုမာတတိတလိ, ပု ထာစုမာသဗ္ဗကမုန်တော်။
- Ē'vil-mind'ed, *a.* malicious, malignant, ထာစု ကျပ်တော်အာတော်ထိ, သူခဲအာသေးထိ။
- Ē'vil-spēak'ing, *n.* slander, calumny, တပ်သဲဝဲ သိပ်ကထာပူ, တပ်ခဲခဲသုခဲခဲဂီပူ, တပ်ဖိးအာဖိး သိ, တပ်ခဲခဲကမိန်ခဲခဲကပူ, တပ်ကတိပေးဂီ ပုဂါအထာ ကထိ။
- Ē'vil-spir'its, *n.* တပ်ယှင်တပ်ညှဲ, တပ်ဝဲတပ်ခါ, တပ်အာ တပ်ထိ။
- Ē'vil-work'er, *n.* evil doer. See ခဲထေး. ၃၈ ၂.
- E-vinge', *v. t.* to prove, make clear, ခွန်စိုစိုထိ တပ်, ခုးဖျါခွန်တော်။
- E-vin'ci-ble, *a.* demonstrable, ထာစုတပ်တပ်ပင်ဖျါ ထိန်အပွန်သု။
- E-vis'cer-ate, *v. t.* to gut, disembowel, ခုးကွပ် တပ်အပွန်။
- Ēv'o-cā'tion, *n.* See EVOKE.
- E-vōke', *v. t.* to summon forth, ကိးထိန်တပ်ထပွန် ပွန်သိးအကထဲမာစောပူ။
- Ēv'o-lū'tion, *n.* the act of unrolling and un- folding, တပ်ထထင်ထိတော်; that which is unrolled and unfolded, တပ်ထာစုတပ်တော်ဖိး သထင်ထိအသေး; *Arith.* တပ်ခုးဖျါခွန် (root) ထာခွန်ဝဲခဲခဲပွန်; (in tactics), တပ်ထာခုးဖိထဲ တရဲထဲထိန်ဂီခွန်စိုစိုထာစု။
- E-volve', *v. t.* to unfold, ခိးသထင်ထိန်; to open

- and expand, develope, ခွန်စိုစိုတပ်ထာစုထာ စက်ပူ။
- E-vul'sion, *n.* တပ်ထဲခုးခွန်, ခုးခွန်ကွပ်တပ်။
- Ewe (yu), *n.* သိဒိ။
- Ew'er, *n.* ထဲအကိထာပသုစုစိုခဲခဲအစို။
- Ēx'a-cē'r'bāte, *v. t.* to exasperate, irritate, ဟ မိန်ထိန်တပ်အသေး။
- Ēx-āc'er-bā'tion, *n.* See EXACERBATE.
- Ēx-act', *a.* precise, accurate, correct, ထိတော် ထိဆဲး, ထဲထဲဆဲးဆဲး; perfectly conformable, ထဲထိးထိးထိးအသေး, ဖိထိးထိးထိးအသေး, ထိပထိး ထိးအသေး, တထိထိ ထိး စ သေး တပ်, တပ်တိ ပူ။ —, *v. t.* to extort, ခုးခွန်တပ်ကိကိခဲခဲ, ထိ ကိကိဂီဂီ။
- Ēx-āc'tion, *n.* that which is exacted, တပ်ထာစု တပ်ထုန်ကုထာတပ်ကိကိခဲခဲအပူ။ See EXACT.
- Ēx-act'ness, *n.* accuracy, nicety, precision, တပ်ထိတပ်ထိဆဲး, တပ်ထဲထဲဆဲးဆဲး။
- Ēx-act'or, *n.* extortioner, ပုထာစုခုးခွန်တပ်ကိကိခဲ ခဲ, ကိကိဂီဂီ။
- Ēx-ag'ger-āte, *v. t.* to increase or amplify, heighten, ကတိမိန်အကိန်, ကတိထင်ထိထင်ထင် ပင်အကိန်, ကတိထုကတိထဲ။
- Ēx-āg'ger-ā'tion, *n.* See EXAGGERATE.
- Ēx-ālt', *v. t.* to lift up, elevate, မိန်ထိန်, ထုန်ထိန်, ပင်ထိန်ထိ; to promote, dignify, ပင်မိန်ပင်ထိ, ထုန်ထိထိန်အထိ; to glorify, extol, ပင်ထိန် ထိ, ဖိးပထိန်ထိန်။ See ဖိး. ၉၉၈ ၁.
- Ēx'āl-tā'tion, *n.* See EXALT.
- Ēx-ām'i-nā'tion, *n.* investigation, inquiry, တပ် သဲကွန်သဲမိး, တပ်သမဲသမိး, တပ်ပစိကွန်တပ်, တပ်ကွန်ထဲ ကွန်ထေးတပ်။
- Ēx-ām'ine, *v. t.* to search into, investigate, ascertain, ကွန်ထဲကွန်ထေးတပ်, ပစိကွန်ထိ; to in- terrogate, သဲကွန်သဲမိး, ထဲသမိး။
- Ēx-ām'ple, *n.* pattern, case, model, illustra- tion, အမိ, အမိအထဲ, အကွန်အဂီ, တပ်ပင်ဖျါထိန် တပ်အပွန်။
- Ēx-ān'i-mate, *a.* lifeless, dead, inanimate, စ သေးတထိန်, အသေးတထိန်, ထာစုထဲ; dishearten- ed, spiritless, သေးထိညှဲထိထဲ, သေးအဝဲထထိ ထိထိ။
- Ēx-ās'per-āte, *v. t.* to provoke to rage, in-

ē, ē, ī, ō, ū, y, long; ä, ě, ĭ, ö, ů, ý, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

cense, enrage, မပျော်စရာတို့အသား; to augment violence, မပျော်စရာတို့, မပျော်စရာတို့.

Ex-ās'per-ā'tion, *n.* violent anger, rage, တိုင်းထွန်းခြင်း, ထွန်းထွန်း, ထွန်းထွန်း, ထွန်းထွန်း. See EXASPERATE.

Ex'ca-vāte, *v. t.* to dig out the earth, ချွတ်ထွက်, ချွတ်ထွက်, ချွတ်ထွက်; to hollow out, as a canoe, မီးကောက်ဖိတ်ထွက်, မီးကောက်ဖိတ်ထွက်.

Ex-ca-vā'tion, *n.* တိုင်းထွန်းခြင်း, တိုင်းထွန်းခြင်း.

Ex-ceed', *v. t.* to be more than, ချွတ်ထွက်, ချွတ်ထွက်, ချွတ်ထွက်; as, they exceed a hundred, ချွတ်ထွက်ထက်ပို၍; to exceed in length, ထွန်းထွန်းထွန်းထွန်း; to exceed in size, ချွတ်ထွန်းထွန်းထွန်းထွန်း; to be more excellent, surpass, excel, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း. —, *v. i.* to go too far, တထွန်းထွန်းထွန်းထွန်း.

Ex-cel'l', *v. t.* and *v. i.* ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း; — in skill or execution, သူထွန်းထွန်းထွန်းထွန်း, သူထွန်းထွန်းထွန်းထွန်း, သူထွန်းထွန်းထွန်းထွန်း; as, he excels in writing, အထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex'cel-lence, Ex'cel-len-cy, *n.* merit, superiority, တိုင်းထွန်းထွန်းထွန်းထွန်း; a title, ပထွန်းထွန်းထွန်းထွန်း, ပထွန်းထွန်းထွန်းထွန်း ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex'cel-lent, *a.* worthy, choice, select, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း, ဝှံ့ထွန်းထွန်းထွန်းထွန်း; တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cēpt', *v. t.* to leave out, omit, exclude, ပယ်တိုင်းထွန်းထွန်းထွန်းထွန်း. —, *v. i.* to object to, တထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း. —, *conj.* ဝှံ့ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; as, except you take medicine, you will not get well, နှံ့ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း. —, *prep.* besides, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; as, no one can save us, except Christ, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cēpt'ion, *n.* that which is excepted, တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; an objection presented, cavil, dissent, တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; offence taken, တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း. See EXCEPT.

Ex-cēp'tion-a-ble, *a.* objectionable, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cēss', *n.* that which exceeds, superabundance, intemperance, တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cēss'ive, *a.* ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; being beyond the common or due proportion, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cēss'ive-ly, *adv.* ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-chānge', *v. t.* to give one thing for another, trade, barter, traffic, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; to change one thing for another, commute, interchange, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; to exchange places or abodes with another, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း. —, *n.* the thing given or received in return for something, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; the transferring of money by a draft or bill of exchange, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; the place where merchants meet for business, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-chān'ger, *n.* one who exchanges, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-chēq'uer (eks-chēk'er), *n.* the treasury, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cīse', *n.* an inland duty, impost, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cīse'man, *n.* ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cīs'ion, *n.* a cutting off, တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; extirpation, destruction, တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cit'a-ble, *a.* ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cite', *v. t.* to incite, arouse, stir up, inflame, ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cit'ed-ly, *adv.* ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း; ထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

Ex-cite'ment, *n.* that which excites, တိုင်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်းထွန်း.

do, wōlf; fūrl, rŭde, pŭsh; e. i. o. silent; ȝ as s; ȝh as sh; ġ as j; ġ as in ġet; ſ as z; ȝ as gz; n as in linger.

တခွင့်;—an order, မာၤတၢ်မၤလိၤတၢ်ခိၣ်ဝဲထဲ
သး;—punishment, inflict, ဟ့ၣ်တၢ်ခိၣ်ထဲ,
မၤသံကွၢ်ပုၤထၢပဒိၣ်ခိၣ်ညိၣ်သံဇီၤ.

Ex'e-cu'tion, *n.* the act of executing, တၢ်မၤလဲ
ထီၣ်တၢ်; consummation, completion, တၢ်
မၤပံတၢ်; a warrant authorizing the
seizure of goods, ထံၣ်တၢ်ရၣ်သၢအဟ့ၣ်ပုၤအ
မိၤအကမိၤထၢအကမိၣ်န့ၣ်ယံးပုၤအတၢ်ဖိ တၢ် ထံၤ;
the infliction of the penalty of death,
တၢ်မၤသံကွၢ်ပုၤထၢပဒိၣ်ခိၣ်ညိၣ်သံဇီၤ.

Ex'e-cu'tion-er, *n.* ခုၣ်ပုၤထၢအဟ့ၣ်ခိၣ်အလီၢ်ထၢအထံၣ်
မၤသံပုၤထၢပဒိၣ်ခိၣ်ညိၣ်သံဇီၤတခွင့်.

Ex-ec'u-tive (egz-ek'yū-tiv), *a.* having to
perform, ထၢအရၢကဲထီၣ်တၢ်.—, *n.* a per-
son who has to carry the laws into
effect, ပုၤထၢအရၢတၢ်န့ၣ်ထံၣ်ဖိတၢ်ဖိထၢတၢ်ခိၣ်ညိၣ်
ခိၣ်အဒိၣ်ထဲဝဲထဲသး.

Ex-ec'u-tor, *n.* ပုၤထၢအခိၣ်ညိၣ်ထ့ၣ်န့ၣ်ပုၤသံအစုၤလီၢ်
ခိၣ်ခိၣ် (will) ထံၣ်ထ့ၣ်သါထဲဝဲသး.

Ex'e-g'e'sis, *n.* exposition, interpretation, တၢ်
ထူးထီၣ်ထံၣ်အခိၣ်ညိၣ်, တၢ်ထဲဖျါထီၣ်ထံၣ်အခိၣ်ညိၣ်.

Ex'e-g'e't'i-cal, *a.* explanatory, ထံၣ်ဆးခိၣ်ထဲဖျါထီၣ်
တၢ်အခိၣ်ညိၣ်.

Ex-ëm'plar, *n.* a model, အဒိၣ်အထဲၣ်ထၢတၢ်ကွၢ်လိၤ
စီၢ်, တၢ်အဒိၣ်အထဲၣ်.

Ex'em-pla-ry, *a.* worthy of imitation, ထၢ
ကြၢၤကွၢ်ခိၣ်မၤထွဲအခဲ; good to give warning,
ထဲတၢ်ထံၣ်ပထီၣ်ပသးအစီၢ်.

Ex-ëm'pli-fi-ca'tion, *n.* a copy, a transcript.
See EXEMPLIFY.

Ex-ëm'pli-fy, *v. t.* to show by example, illus-
trate, န့ၣ်ဖျါတၢ်ထၢအခိၣ်အထဲၣ်; to transcribe,
copy, ကွဲးထဲတၢ်ထံထံဆးဆး.

Ex-empt' (egz-empt'), *a.* released, ထၢအပုၤဖျဲးခိၣ်
တၢ်ခိၣ်တၢ်န့ၣ်.—, *v. t.* to free from obli-
gation, release, မၤပုၤဖျဲး.

Ex-emption (egz-emp'shun), *n.* freedom, im-
munity, တၢ်ပုၤဖျဲး, တၢ်ခိၣ်သဘျၢ; the act of
freeing, တၢ်မၤပုၤဖျဲး, တၢ်ပျဲးကွၢ်.

Ex'er-cise, *v. t.* to move (as the limbs), မၤဟ့ၣ်
မၤဝးပစုၣ်ခိၣ်ထံၣ်ခိၣ်န့ၣ်; to exert one's self,
ထူးထီၣ်တၢ်ထူးထီၣ်ထီၣ်, ဝုၣ်မၤ, ကွဲးစး; to prac-
tice to acquire skill, train, မၤညိၣ်န့ၣ်အသး

ထၢအကသ့ထီၣ်တၢ်အစီၢ်; to practice, per-
form, မၤတလီၢ်လီၢ်တလီၢ်လီၢ်; to use, employ,
သ့ဝဲ, မၤဝဲ; to discipline, ခုးမၤလိၤ, ထီၣ်လိၤထီၣ်
ခိၣ်ထဲကညိၣ်န့ၣ်မၤတၢ်.—, *v. t.* to put forth
exertion for health, မၤတၢ်အံၤတၢ်န့ၣ်ခိၣ်ထဲသး
ကခိၣ်ဆူၣ်မၤလဲ.

Ex'er-cise, *n.* a task, တၢ်ထၢအထံၣ်မၤတၢ်ဘျီအစီၢ်;
a religious exercise, တၢ်ဘျီက့ၢ်ထီၣ်က့ၢ်တၢ်ဘျီ.
See EXERCISE. *v.*

Ex-ert' (egz-ert), *v. t.* to strive, put forth
strength or ability, make efforts, ကွဲးစး
တၢ်, ထူးထီၣ်ထံၣ်အစီၢ်.

Ex-er'tion (egz-er'shun), *n.* attempt, effort,
trial, တၢ်ကွဲးစး, တၢ်ထူးထီၣ်ထံၣ်အစီၢ်.

Ex-fō'li-āte, *v. t.* ထီၣ်သဘျၢ, ထီၣ်သလီၤ, ထီၣ်သဘိ.

Ex'ha-lā'tion, *n.* evaporation, that which is
exhaled, fume, vapor, effluvium, တၢ်ထၢ
အထံထီၣ်, တၢ်သဝဲသဝါ.

Ex-hāle', *v. t.* to breathe out, သါသဖွိထီၣ်; to e-
mit a vapor, သဝဲထီၣ်, သဝဲသဝါထီၣ်; to eva-
porate, ခုၣ်သံးထီၣ်, ခုးသဝဲပထီၣ်ထီၣ်တၢ်.

Ex-haust', *v. t.* to draw or drain off, ခုးယုၤလီၢ်
ကွၢ်တၢ်အထံတုၤအထံၣ်; to make quite emp-
ty of contents, ထူးထီၣ်ထံၣ်ကွၢ်တၢ်ထၢတၢ်
ပုၤ; to expend the whole, consume, မၤ
သးကွၢ်တၢ်; to make quite weary, tire
out, မၤလီၤဘျဲးလီၤဘျီ, မၤလီၤတီၤ, မၤလီၤညးလီၤထဲ;
I feel exhausted, ထသးမၤအသးလီၤစီၢ်လီၤထီၣ်.

Ex-haust'ion (egz-hawst'yun), *n.* See EXHAUST.

Ex-hib'it, *v. t.* (egz-hib'it'), to display, show,
ခုးဖျါထီၣ်ထီၣ်တၢ်, န့ၣ်ဖျါပၣ်ဖျါထီၣ်တၢ်, ထီၣ်ဖျါထီၣ်
တၢ်.

Ex'hi-bi'tion (eks'hi-bish'un), *n.* display, man-
ifestation. See EXHIBIT.

Ex-hil'a-rate, *v. t.* to enliven, gladden, cheer,
ခုးသ့ၣ်ဖျိသးညိၣ်, ခုးသ့ၣ်ဖျိသးဝး, မၤခုၣ်မၤရုၤထသးခိၣ်
ခိၣ်.

Ex-hil-a-rā'tion, *n.* animation, gladness, gay-
ety. See EXHILARATE.

Ex-hōrt' (egz-hōrt), *v. t.* to stimulate, urge,
advise, warn, သိၣ်ထီၣ်, သဆၣ် ထီၣ် ပုၤ အ ခိၣ် ဆူ
တၢ်ဂ့ၢ်တၢ်ဝါတမိ, မၤသ့ၣ်န့ၣ်ပုၤအသးဆူတၢ် ဝုၤ တၢ်
ဝါတမိ.

dg, wɔlf; fūrl, rʉde, pʉsh; e.ɜ.ɔ. silent; ɟ as s; ɟh as sh; ǰ as j; ĝ as in ĝet; ʒ as z; ʁ as gz; ŋ as in linger.

Ĕx'hor-tā'tion, *n.* တာကတိသဆာ်ထီၣ်ပှၤအံံ. See EXHORT.

Ex-hōrt'a-tive, Ex-hōr'ta-to-ry, *a.* အိၣ်ဒီးတာကတိသဆာ်ထီၣ်ပှၤအံံ.

Ĕx'hu-mā'tion, *n.* disinterment. See EXHUME.

Ex-hūme', *v. t.* to disinter, unbury, ရှၢ်ထီၣ်က့ၤ တာ်မိၣ်ထၢတာ်သ့ၣ်မိၣ်ပှၤ.

Ĕx'i-gēnce, Ĕx'i-gēn-cy, *n.* urgency, necessity, emergency, တာ်ကိကိခဲ, တာ်ထၣ်ကိထၣ်ခဲ ထၢတာ်အံံတာ်ခွၢ်အဆိ, တာ်မၤအသးကိကိခဲ.

Ĕx'ile (eks'il), *v. t.* to banish, expatriate, ဟီထီၣ် ကွံၣ်ပှၤအဆိထံထံကိၣ်ခဲ. — *n.* expatriation, banishment, ထၢတာ်ဒီးထၣ်တာ်ဟီထီၣ်ကွံၣ် အီၤထၢအထံထံကိၣ်ခဲ; an exile, ပှၤတဂၤလၢ အထၣ်တာ်ဟီကွံၣ်အီၤထၢအထံထံကိၣ်ခဲ.

Ex-ist' (egz-ist'), *v. i.* to be, အိၣ်ဝဲ, ကဲဝဲ; to live, အိၣ်သမ့ဝဲ; to continue in being, အိၣ်ဝဲဆိဝဲ, အိၣ်ဆိဝဲ.

Ex-ist'ence, Ex-ist'en-cy, *n.* တာ်အိၣ်ဝဲ, တာ်အိၣ်သမ့ဝဲ, တာ်ကဲဝဲ.

Ex-ist'ent, *a.* existing, being, ထၣ်ဆးဒီးတာ်အိၣ် တာ်ဆိဝဲအံံ.

Ĕx'it, *n.* departure, တာ်ဟးထီၣ်ကွံၣ်, တာ်ဟးထီၣ်ကွံၣ် အထီၣ်အကျဲ.

Ĕx'o-dūs, *n.* a departure, တာ်ဟးထီၣ်ကွံၣ်ထၢအ ထီၣ်; the second book of the Old Testament, ခံမိၣ် (မိၤၤ).

Ĕx'-of-fi'cial, *a.* (*Lat.* ex-of-fi'ci-o), တာ်န့ၢ်အခွဲထၢ အအိၣ်ဒီးအထီၣ်အဆိ.

Ex-ōn'er-āte, *v. t.* to disburden, unload, ဝဲ လီၤတာ်ဝဲတာ်ထီၣ်; to free from blame, acquit, absolve, မၤပှၤခွဲပှၤထၢတာ်ဝဲတာ်ကမၣ် ထၢအထီၣ်; to discharge from obligation, ရှၢ်ကွံၣ်ပှၤထၢတာ်မၤထၢအထီၣ်အဆိ.

Ex-ōn'er-ā'tion, *n.* See EXONERATE.

Ex-ōrb'i-tant, *a.* exceeding due bounds, extravagant, excessive, ထၢအမၤအသးထၣ်ကိ ထၣ်ကပၣ်န့ၢ်ကဲၣ်ဆိ, တထၢကွံၣ်တာ်ထၢအကြၢးအထၣ် ဝဲ; too large, enormous, မိၣ်ကဲၣ်ဆိ, အါကဲၣ် ဆိ; as, an exorbitant price, အပှၤမိၣ်ကဲၣ် ဆိ; exorbitant taxes, အမိၣ်အါကဲၣ်ဆိ.

Ĕx'or-cise (ĕks'or-siz), *v. t.* ဒုးဟးထီၣ်ကွံၣ်တာ်ဝဲတာ် ခါထၢတာ်သမ့ဝဲယာ်ဒီးတာ်ဆိၣ်တာ်ဟီထီၣ်အဆိ.

Ĕx'or-cism, *n.* See EXORCISE.

Ex-ōr'di-ūm, *n.* တာ်ဒီးထီၣ်တာ်ကတိသဆာ်ခိၣ်ထံး.

Ex'o-tēr'ic, Ex'o-tēr'ic-al, *a.* external, public, ထၢအဖျါထီၣ်ဝဲ, တမ့ၢ်တာ်ခူသ့ၣ်ထၣ်, ကြၢးထၢ ဝ ဒုး သ့ၣ်ညါပှၤကိးဂၢၤဒဲ.

Ex-ōt'ic, *a.* ထၢအထၣ်ဆးဒီးထံဂၤကိၣ်ဂၤ, ထၢအအိၣ်ထီၣ် ဝဲထၢထံဂၤကိၣ်ဂၤ.

Ex-pānd', *v. i.* to open (as a flower), unfold, (ဒိ) ဒီးထီၣ်; to be enlarged, ကမိထီၣ်, ကမိထီၣ်, ကမိကဒီးထီၣ်. — *v. t.* to open, အိးထီၣ်; to spread open, ခရါထီၣ်, သထၣ်ထီၣ်, ကါထီၣ်; to stretch apart, dilate, distend, ဝါတ ကါထီၣ်; to diffuse, spread abroad, မၤပြဲပြဲ, မၤထီၣ်ပြဲထီၣ်ပြဲသက့တာ်ပှၤ.

Ex-pānse', *n.* space, room, immensity, တာ်သ ထၣ်ထီၣ်အသး; the expanse of heaven, the firmament, မ့မိၣ်အိၣ်သထၣ်ထီၣ်အသး.

Ex-pān'sion, *n.* distention, enlargement. See EXPAND.

Ex-pān'sive, *a.* dilating, diffusive, ထၢအထထၣ် ထီၣ်အသးသက့တာ်ပှၤသ့.

Ex-pār'te, *a. Lat.* တဒိတၢၤဖိး; as, ex-parte evidence, တာ်အုၣ်အသးထၢတဒိတၢၤဖိးအဂီၢ်.

Ex-pā'ti-āte, *v. i.* to rove at large, ထဲၤပှၤဖိး; to enlarge in discourse, descant, ကတိပှၤ ဖိး, ကတိတၢ်တမံၤအပှၤခါခါဒိၣ်ဒိၣ်.

Ex-pā'tri-āte, *v. t.* to banish, exile, ဒုးဟးထီၣ်ကွံၣ် ထၢအအထီၣ်; — one's self, ဟးခွဲကွံၣ်အထံထံ ကိၣ်ခဲ.

Ex-pect', *v. t.* to look for, anticipate, hope, ခုၣ် ထၢ, ကွၢ်ထၢတာ်အကျဲ; to wait for a desirable event with some expectance, await, ခုၣ်ထၢခဲး, ခုၣ်ထၢခိး, အိၣ်ဒီးတာ်အကျဲ.

Ex-pect'ance, Ex-pect'an-cy, Ex-pec-tā'tion, *n.* anticipation, confidence, trust, တာ်ခုၣ်ထၢ, တာ်ကွၢ်ထၢအကျဲ.

Ex-pec'to-rant, *n.* ကသံၣ်ကွဲး, ကသံၣ်ထၢအဒုးထီၣ်က ဟး.

Ex-pec'to-rate, *v. i.* to spit, ကထးထီၣ်ကွံၣ်. — *v. t.* ဟ်ထီၣ်ကွံၣ်ကဟး.

Ex-pec'to-rā'tion, *n.* spittle. See EXPECTORATE.

Ex-pē'di-ence, Ex-pē'di-en-cy, *n.* desirableness, advantage. See EXPEDIENT.

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fāl, whāṭ; thēre, veīl, tērm; pīque; dōne, fōr;

Eyē'lāsh, n. မ်ဆုန်မ်ခိး.

Eyē'let, n. တမ်ပုဒ်.

Eyē'lid, n. မ်ခိး.

Eyē-sälve, n. ကသိန်မ်ဆါ.

Eyē'-sērv'ant, n. တမ်ဆုခပုဒ်ထာဆမထန်ဆကခါဆ
ဆခမ်ဆကတိာဆဆိန်ထာဆကခါဆမ်ညါ.

Eye'-sight, n. the sense of seeing, vision, view,

တမ်ထန်တမ်ဆု; the sight of the eye, တမ်ထန်,
မ်ထန်တမ်.

Eyē'-sōre, n. တမ်မ်ကတုံ,တမ်မ်ဆိဆါ,တမ်ကွမ်တခွန်.

Eyē'-tooth, n. ထွန်ခဲ.

Eyē'-wink, n. တမ်ရှမ်းမ်.

Eyē'-wit'ness, n. ပုထန်ထာဆမ်ခိး.

Ey'ry, n. ဆထိမ်ထိန်ခိးထန်ခိး ညီခွမ်ဆသုံဆါဆါခိး
ခိး.

dō, wōlf; fūrl, rūde, puš; e. i. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; ſ as z; x as gz; ŋ as in linger.

F.

FAC

- Fā'ble, *n.* ပု, ပုဒ်တရားဖီ, တာ်ခံာ်ဆဲးထာ်တယးဒုာ်ထာ် တာ်ဆိာ်လိာ်ဒုာ်ထာ်ဆဲး, မ့တမ့ာ်တၢ် မ့ာ် ထဲ ထာ် တာ် ခုာ်ဒုာ်ထာ်သးဖါ; fiction, untruth, တာ်လိာ်ဒုာ်, တာ် ကဘျဲးကဘျဲး.—, *v. t.* to feign, invent, devise, ထဲလိာ်ထာ်, ဆဲးထာ်, ခံာ်ဆဲးထာ်ထာ်အတ မ့ာ်တာ်ဒုာ်တမံထာ်.
- Fāb'ric, *n.* a structure, edifice, building, ထီဒုာ် တာ်ထာ်ပုာ်သ့ၣ်တဲတဲထာ်အစုအစိာ် ဒုာ်ပကီးထာ် fab-ric; cloth, mats &c. woven, တာ်ကံးညာ် ဝုာ်ဝုာ်, ချိာ်ဝုာ်ဝုာ်ထာ်အတၢ်ထာ်ထာ် ထု အ သး ထာ် ပုာ်ကညီအစု.
- Fāb'ri-cāte, *v. t.* to construct, build, သ့ၣ်ထီၣ်, မာ်ထဲထီၣ်; to manufacture, produce, မာ်ထဲ ထီၣ်ထာ်ထာ်ထာ်စုသ့ၣ်သ့; to devise falsely, ခံာ်ဆဲးထာ်ထာ်အတမ့ာ်တၢ်ဒုာ်တမံ, ထဲ ကဘျဲးက ဘျဲးတၢ်.
- Fāb'ri-cā'tion, *n.* See FABRICATE.
- Fāb'ū-list, *n.* ပုထာ်အညီဒုာ်ကွဲးပုဒ်တရားဖီတစ့.
- Fāb'ū-lous, *a.* fictitious, not real, invented, ထာ်အတမ့ာ်တၢ်ထာ်ထာ်; as, a fabulous story, တာ်ခံာ်ဆဲးပုဒ်တရားဖီကလိကလိ.
- Fa-gāde' (fa-sād), *n.* the outside of a fortification, တိာ်အရှာ်တခါ; the front of an edifice, တားဝုာ်ဝုာ်, ထီၣ်ဝုာ်ဝုာ်ထာ်အမံာ်ညါတခါ.
- Fāce, *n.* the visage, countenance, မံာ်သ့ၣ်, မံာ်ဒါ နါဖါ; a bold visage, မံာ်ဂ့ၣ်, မံာ်ဒါ; in the face and eyes of, ထာ်မံာ်ကွီၣ်ပုာ်, as, ထီၣ်ဆါ ထာ်ထာ်မံာ်ကွီၣ်ပုာ်; to make faces, မာ်ထုထီၣ် အမံာ်, မာ်မိာ်မံာ်ကွီၣ်, ကျိာ်မံာ်ကွီၣ်. —to face, *adv.* မံာ်သကီးမံာ်, ထီၣ်သကီးထီၣ်အသး, ထီၣ်ဆါ မံာ်.
- Fāce, *v. t.* to have the face towards, မံာ်လိာ်ဆူ မံာ်ဆူဒုာ်; as, to face the east, မံာ်လိာ်ဆူဒုာ် ထီၣ်တခါ.
- Fāç'et (fās'et), *n.* a small surface, အမံာ်ဒဲးဒဲးဒီၣ်, အဘျဲးဒီၣ်, အမံာ်ဘျဲးဒီၣ်; as, the facets of a

FAC

- diamond, တာ်မ့ာ်အမံာ်ဒဲးဒီၣ်, တာ်မ့ာ်အဘျဲးဒီၣ်ဒီ မိာ်, အမံာ်ပုာ်, အမံာ်ပုာ်ဒါပုာ်.
- Fa-gē'tious, *a.* humorous, sportive, ကတိးန့ၣ်ထာ် ဝုာ်ထဲထာ်သ့.
- Fā'cial (fā'shial), *a.* ထာ်ဆဲးဒီးမံာ်သ့.
- Fāç'ile (fās'il), *a.* easy, ညီ, ညီကစ့ၣ်, ညီခံာ်တၢ်.
- Fa-çil'i-tāte, *v. t.* to expedite, accelerate, မာ် အကညီထဲအသိး, မာ်အကဝံၣ်ရွာ်ထီၣ်အသိး.
- Fa-çil'i-ty, *n.* ease, တာ်ညီကစ့ၣ်; dexterity, ex-pertness, တာ်ပုာ်ပုာ်ရွာ်ရွာ်, တာ်ကမ့ာ်ကစီၣ်, တာ်မာ် ညီကစ့ၣ်ထာ်စုသ့ၣ်သ့အမံာ်.
- Fā'ging, *n.* တာ်မာ်မံာ်ထာ်ထီၣ်ထာ်အမံာ်ညါတခါ.
- Fāc-sim'i-le, *n.* တာ်ကွဲးမံာ်ထာ်အမံာ်ဒီးထီၣ်ဒီးအမံာ်အမံာ်.
- Fāct, *n.* a deed, an act, တာ်ဒဲးထာ်မာ်; a circum-stance, an event, an occurrence, တာ်အ ဝုာ်အကျိာ်, တာ်မာ်အသး; reality, truth, တာ်ဝုာ်, တာ်ဒီၣ်ဒီၣ်.
- Fāc'tion, *n.* a party in society opposed to go-vernment, a cabal, a party, ပုထုထုထာ်အ ကတိးကတိာ်ကိာ်ထီၣ်ထီၣ်ထီၣ်အသးဒီးပမိာ်; tumult, discord, တာ်မာ်ထာ်ထီၣ်ထာ်ထီၣ်ထာ်.
- Fāc'tious (fāk'shus), *a.* turbulent, ထာ်ဆဲးဒီး fac-tion.
- Fac-ti'tious, *a.* made by art, artificial, တာ်ထဲ ထီၣ်ထဲထာ်ပုာ်ကညီအစုသ့ၣ်သ့ အမံာ်; fictitious, ထာ်ဆဲးဒီးတာ်ခံာ်ဆဲးပုထုထုထာ်, တထာ်ဆဲးဒီးဒုာ်ထာ် ထာ်, တာ်အဒုာ်ထာ်ထာ်ထာ်ထာ်.
- Fāc'tor, *n.* an agent, ပုထုထုထာ်, ပုထုထုထာ်ထာ်ထာ်ပု ထာ်အမာ်ပံာ်ထာ်ထာ်ထာ်ထာ်ထာ်, ပုမာ်ထဲထီၣ်ထာ်; the multiplier or multiplicand by which a product is obtained, တာ်ဂံာ်အစးထီၣ်ထီၣ်.
- Fāc'tor-age, *n.* commission, တာ်အဘျဲးအထဲထာ်ပု ဒုာ်ထာ်ထာ်ထာ်ထာ်ထာ်ထာ်ထာ်.
- Fāc'to-ry, *n.* မဲးထာ်ပုာ်ဒုာ်ထာ်ထီၣ်ထာ် မဲးထာ်ဒုာ်ထာ်ထာ်ထာ်; a cloth factory, မဲးထာ်ပုာ်ဒုာ်ထာ်ထီၣ်ထာ်ထာ်ထာ်; a chair factory, မဲးထာ်ပုာ်ဒုာ်ထာ်ထီၣ်ထာ်ထာ်ထာ်ထာ်;

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fall, whā; thēre, veīl, tērm; pīque; dōne, fōr,

the house where factors reside, အလိပ်
၄၅၅တၢ်ဖိတၢ် (factors) မၤတၢ်တၢ် အပူၤ; a
number of factors, ၄၅၅တၢ်ဖိတၢ်ကရၢ. See
MANUFACTORY.

Fac-tō'tum, *n.* တၢ်အဆုၣ်တၢ်လၢအမၤတၢ်တၢ်ဖိတၢ်က
လၢအဆုၣ်.

Fac'ul-ty, *n.* (အကၢၤထံၤ) a power of the mind,
တၢ်အမိၤအကမိၤတၢ်အမိၤအကမိၤသး, သးအမိၤအကမိၤ;
ability, power, talent, တၢ်သး; as, he has a-
bility for learning, အဝဲမၤလိမၤဖိတၢ်သး; the
instructors in a college collectively,
သရၢ်တကရၢတၢ်အဆုၣ်လိမိၣ်လိတၢ်တၢ်ကတိၢ်
အပူၤ.

Fa-cūnd'i-ty, *n.* ကလၢ်သုကတိၢ်တၢ်. *obs.*

Fade, *v. i.* —, as color, to grow dim, vanish,
တၢ်အလွၢ်ခိၣ်ကွံၣ်, လိၤလိၤဝဲ; — (as a flower),
to wither, လိၤလွၢ်လိၤလိၤ; to decline, လိၤလိၤ
လိၤဝဲ, အဝဲအဆုၣ်လိၤလိၤ; to pass away, per-
ish, လိၤမၤကွံၣ်, တၢ်ဖိကွံၣ်.

Fæ'cēs. *n. plur.* excrement, တၢ်အဆုၣ်.

Fag, *v. i.* to drudge, လိၤလွၢ်လိၤလိၤလိၤတၢ်မၤအဆုၣ်.
—, *v. t.* ဒုးမၤတၢ်အလိၤလိၤလိၤ.

Fag'-end, *n.* တၢ်တဖၢ်ဖိတၢ်ကတၢ်ဝဲ.

Fag'ot, *n.* a bundle of sticks for fire, သုၣ်ခုၣ်သုၣ်
ဒုးအဆုၣ်.

Fail, *v. i.* to become deficient, fall short, lack,
တထၢ်တၢ်, လိၤဆဲးလိၤခူၤ; to become extinct,
perish, လိၤတုၣ်, တၢ်ဖိ; to become weaker,
decline, အဝဲအဆုၣ်လိၤလိၤ; not to attain,
မၤတကဲတၢ်တၢ်, မၤတၢ်န့ၣ်တၢ်; to come short
of duty, miss, ကျဲးတၢ်တထၢ်တၢ်; not
to accomplish one's purpose, to be frus-
trated, ကျဲးတၢ်တထၢ်တၢ်; to be-
come insolvent, ကိးကုၤမၤတၢ်သုၣ်တၢ်
—, *v. t.* to disappoint, desert, ဒိးအကြၢၤ
မၤဝဲအဆုၣ်တၢ်မၤတၢ်; to neglect to aid, ကျဲး
တၢ်တကဲမၤတၢ်မၤဝဲအဆုၣ်တၢ်.

Failing, *n.* a fault, a foible, တၢ်တထၢ်တၢ်ကမိၣ်
တၢ်, တၢ်တၢ်တၢ်တၢ်. See FAIL.

Faifure, *n.* deficiency, omission. See FAIL.

Fain, *a.* glad, rejoiced, inclined, သးဒု, သးအိၣ်.
—, *adv.* gladly, တၢ်အသး, တၢ်တၢ်သးဒု;
as, fain would I be good, တၢ်မိၣ်ကဲထံၤထံၤ

၄၅၅တၢ်ဖိတၢ်; fain would I go, တၢ်သးထံၤ
ထံၤ, ထံၤထံၤတၢ်သးဒု.

Faint, *a.* weak, languid, worn-out, (in differ-
ent ways), လိၤလွၢ်လိၤလိၤ, လိၤလွၢ်လိၤလိၤ, လိၤလွၢ်
လိၤလိၤ, မဲၣ်ခိးသုၣ်ခိးထံၤ; —, as color, အလွၢ်
တၢ်တၢ်တၢ်; —, as sound, ကလၢ်တၢ်တၢ်တၢ်,
သိၣ်ကတၢ်တၢ်; dejected in mind, depres-
sed, သးအဝဲအဆုၣ်လိၤလိၤ. —, *v. i.* to
swoon, သံတလုၣ်တၢ်တၢ်.

Faint'-heart'ed, *a.* timorous, dejected, သးဒုတ
လုၣ်တၢ်တၢ်, ညိၣ်န့ၣ်ပျံၤတၢ်.

Faint'ness, *n.* See FAINT.

Fair, *a.* white (in complexion), မဲၣ်သၢ်ဝါဆွဲး;
handsome, ဝုၤဝဲ, ဆီထံၤ; clear, open, pure,
ကဆွဲးကဆွဲး; —, as wind, ကထံၤတၢ်; frank,
candid, honest, တၢ်လိၤတၢ်တၢ်တၢ်, ဖျါဖျါဝဲ
ထံၤ; impartially upright, just, တိတိလိၤလိၤ;
—, as hand writing, တၢ်လွၢ်ဖိးလိၤကလုၤ
တၢ်; unspotted, spotless, immaculate, တၢ်
သံၣ်သုၣ်ခိၣ်ကွၢ်တၢ်; to become fair weather,
(မူခိၣ်)ကဆွဲးထီၣ်, စဝဲထီၣ်. —, *n.* the fair
sex, မိၣ်ခုၣ်မိၣ်မၤ; a stated great market,
ဤးဖျါတကလုၤ.

Fair'ness, *n.* clearness, honesty, candor. See
FAIR. *a.*

Fair'y, *n.* a fay, a sprite, သံမိၣ်ခုၣ်ဆါ, ခုၣ်သး
ခဲးသး.

Faith, *n.* belief, credence, တၢ်န့ၣ်, တၢ်ခူၣ်တၢ်န့ၣ်;
trust, confidence, သန့ၤ, သန့ၣ်သန့ၤ; to have
faith in Christ, တန့ၣ်တန့ၣ်အသးထံၤခုၣ်, ခူၣ်
ကုၤန့ၣ်ကုၤခုၣ်; faithfulness, fidelity, con-
stancy, တၢ်ကလုၤတိ, သုၣ်တိသးဒု.

Faith'ful, *a.* adhering to truth, and duty, trusty,
မၤတိတိလိၤလိၤတၢ်မၤလိၤလိၤထံၤ အိၣ်အသိး,
ထံၤအဝဲထံၤထံၤ.

Faith'ful-ness, *n.* See FAITHFUL.

Faith'less, *a.* ထံၤအကလုၤတတိၢ်တၢ်, သုၣ်တိသးဒုတ
အိၣ်တၢ်; unbelieving, discrediting, ထံၤတၢ်
ခူၣ်တၢ်န့ၣ်တၢ်.

Faith'less-ness, *n.* See FAITHLESS.

Fa'kir, Fā-quir, *n.* မိၤသီတကလုၤထံၤထံၤထံၤ.

Fal'chion, *n.* မိၤကိးတကလုၤ.

ဆူ, wolf; furl, rude, push; e. s. o. silent; င as s; ငh as sh; င as j; င as in get; င as z; x as gz; n as in linger.

Fal'con, *n.* the bird, ထိတ်တကလွန်; a sort of gun, ချိန်ဖိတကလွန်.

Fal'con-er, *n.* ပုဂံထွားသိပ်လိထိတ်ခမ်းအတတ်ကမိန်နို ထိတ်ခမ်းဆိမ်း, မီးထဲကူးမိန်ဆူအမိန်.

Fal'con-ry, *n.* တံမေးထွားဖိန်ထိတ်ခမ်း ဆိမ်း ထွား ထိတ် တိုဓာ.

Fall, *v. i.* to drop down, sink, လီး;—from a higher to a lower place, လီးထဲ;—from an erect posture, လီးဟီး;—, as the countenance, to become abashed, ခပ် လီးပျိုး, ခပ်လီးပွဲ, ခပ်မိန်လီး, ခပ်လီး သ ပျိုး;—from a situation, အလီးလီးထဲ;—from a stem, to drop, လီးရွာ, လီးဆူလီးရွာ;—from a good estate, လီးကမန်, တးဂိဝဲ; to be slain as in battle, တပ်သံထွားသူးအပူ; to come to an end, ကတားဝဲ; to happen, come to pass, befall, မေးအသးဝဲ, ထဲထိတ်ဝဲ; to fall in price, အပွေးဆုံးလီးရွာလီး; to become lower, ဖုန်လီး; to languish, decline, လီးတုံးလီးလီး; the dew falls, ပစိးထံလီးထြ; the rain falls, တံရွာလီး.—Fall astern, အိန်လီးထဲဝဲထွားတံလီးခံ; as, that ship has fallen astern of us, ကဘိအဝဲတဘျှန်အိန်လီးထဲဝဲ ထွားထိတ်ခံထံ.—Fall away, to become lean, emaciate, ဆဲး လီး; to decline from, apostatize, ကခံကမိန်, ကမိန်ခိန်ခံ, မီး ပွန်; to break faith, မေးလီးဂိအကလွန်; to fall from virtue, လီးကမန်, လီးဂျိုး.—Fall back, to retreat, recede, give way, ဝုကမိန်ကူးထဲလီးခံ; to fail of performing a purpose, ဝါကမေး တံနုန်တ မေး ထွား ထပ် ဝဲထပ်.—Fall down, to sink down, လီးပျိုး, လီးဖေး, လီးတဖူး, လီးတသူး; to become prostrate, bow, bend, လီးထိတ်, လီးဟီး, လီးဝဲ.—Fall headlong, လီးဆူ, လီးဆွဲ မိန်.—Fall head first, လီးထဲဝဲမိန်မိန်, လီးဟီး ကျန်ခပ်, လီးဟီးကျွမ်းခပ်.—Fall foul of, to attack, assault, မေးထပ်မိ, မေးထပ်မိထပ်ထံ, ထပ် မိထပ်ထံ.—Fall flat, လီးဝဲ, လီးကျွမ်း.—Fall in with, to agree, concur, သးလီးပလိန်, အပ် လီးအသး; to meet with, ထပ်ထွား, ထပ်ထဲ မိန်.—Fall into (a hole), လီးထွားလီးပျိုး; to come into the hands of, တူးအစုပူ.—Fall off, to drop, as leaves from a tree, လီး

ထြ, လီးထြလီးရွာ; as hair, မိန်သူးလီးထဲ, မိန်သူးလီး ဆူ; as a ship, ကဘိခံကွန်ခံပျိုးထွားအကျွမ်း; to apostatize, forsake, မီးပွန်.—Fall on, so as to cover, လီးကျားထွား.—Fall out, to happen, occur, မေးအသး; to quarrel, ဆုန်ထိန်, တံဆုန်ထိန် ဆိမ်းကူး.—Fall perpendicularly, လီးဆဲးဘျားဘျား.—Fall point foremost, လီး ထဲဝဲဆွဲမိန်.—Fall short, to fail of reaching, တထူးထပ်; to be insufficient, တထွားတ ပွဲထပ်, တထဲထပ်.—Fall through (a crevice), လီးပျိုး, လီးလီး; as through a hole in a pocket, လီးလီး.—, *n.* descent, တံလီးထဲဝဲ, တံလီးလျှော်လီးထဲဝဲ, တံလီးဟီး; down-fall, degradation, ruin, တံလီးဂိ, တံလီးက မန်; depreciation, အပွေးအတံရွာလီး; apostasy, defection, တံမီးပွန်, တံလီးဂိကမိန်ကူး; a sinking of tone, တံလီးကထွားလီးဖေး, တံလီးက ထွားခပ်လီးဝဲ; a declivity, တံလီးဆူ, တံလီးဟီး လီး; a cataract, a cascade, ထံလီးဆူလီးထွား; autumn, မုန်အသးအကတံလီးထွားတံလီးဂိ အကတံလီး ပူ တဖန်ထွားသွန် ထပ် ဝဲထပ် ထပ် လီး ဆူ ပျိုး ကွန် ဝဲ. See FALL. *v. i.*

Fal-la'ciouſ, *a.* ထွားထိတ်ခမ်း, ထွားထွားပျိုး, ဝုပျိုးတပျိုး နိုနိုထပ်. ထပ်ဆေးမီးမေးကလွန်တံလီး.

Fal'la-gy, *n.* deception, deceit, တံလီးတံလီး, တံလီး ပျိုးပျိုးထွားထွားက တပျိုးနိုနိုထပ်, တံလီးထွားထွား ပျိုး သု.

Fal'li-bil'i-ty, *n.* See FALLIBLE.

Fal'li-ble, *a.* liable to deceive or be deceived, လီးကမန်တံလီးထွား, လီးကမန်တံလီးထွား.

Fall'ing-sick'ness, *n.* တံလီးပျိုးထွားထွား.

Fall'ing-stär, *n.* ဆုန်ထွား, ဆုန်ထဲဝဲခံအိန်အမိ.

Fal'löw, *a.* pale red or yellow, as the fallow-deer, ဂိ ထိ, အ ထွား ဂိ ထိ; uncultivated (ground), အထိတ်ဝဲပူတမေးခပ်မေးထွားထွားထပ်, တ သွန်လီးပျိုးလီးထွားထွားထပ်တံလီးထပ်, သိန်, ထိထိ.

False, *a.* not true, not right, တဖန်ထပ်ထပ်ထပ်- တထပ်ထပ်, တဖန်တထိထပ်; perfidious, treacherous, ထွားထွားထွားထွားထွား; deceitful, dishonest, ထပ်ဆေးမီးတံလီးတံလီး; counterfeit, hypocritical, ထွားထွားထွားထွားထွားထွား; feigned, ထပ်ဆေးမီးတံလီးထွားထွားထွား.

False'-heart'ed, *a.* ထွားထွားထွားထွားထွားထွား.

á, è, ì, ò, ù, ÿ, long; ä, ë, ï, ö, ü, ý, short; càre, fàr, læst, fàll, whàt; thère, veìl, tèrm; píque; dònè, fòr,

Falsehood, n. lying words, a lie, an untruth, တာ်ကတိကောသ်ကောသ်. See FALSE.
Fals'i-fy, v. t. to counterfeit, forge, မလိင်ထဲ ထိပ်ထဲမိ, ကွဲဒီးပုဂံအစုလိင်သီးခကလိနုတာ်တ ဝံပံအဂီ; to prove to be false, ဒူးန့ၣ်တာ်ထာ အထၣ်တၢ်အဝုၣ်; to tell lies, lie, ကတိကောသ် ကောသ်တာ်.
Fals'i-ty, n. See FALSEHOOD.
Fal'ter, v. i. to hesitate in speech, stammer, ကတိကောသ်အုးအုး, ကတိကောသ်အုးအုးအုးအုး; to hesi- tate in action, vacillate, မမတမမေ, ထၣ်အသး; to falter in the leg, to totter, tremble, မိၣ်လိပတီ; to speak faltering- ly, ကတိကောသ်ကောသ်, ကတိကောသ်အုးအံးအုးအံး.
Fame, n. notoriety, celebrity, တာ်ဟူထီၣ်သါလိ; reputation, honor, တာ်စံးပတြာ, တာ်ထာကပီ.
Famed, a. ထၣ်တာ်ဟူထီၣ်သါလိဝဲ. See FAMOUS.
Fa-mil'iar, a. well acquainted, ထာပညိန့ၣ်မေ, ညိ န့ၣ်ဂ္ဂုထကိးလိၣ်ဝသး; intimately acquainted with, ထာပသ့ၣ်ညါန့ၣ်ပာ်တာ်ဘျီးဘျီးဘျီးဘျီး; a familiar place, ဖဲလိၣ်ဖဲလိၣ်; courteous, free, easy, affable, ပာ်ကဲပုဂံၣ်အဘျးအတံာ် အသိး, ခုဒီးအိၣ်ရၣ်ရၣ်ရၣ်ရၣ်; well versed in, ညိ န့ၣ်တာ်; as, Sau Gau is familiar with the Bible, မိၣ်ဂီၤန့ၣ်ညိန့ၣ်မေလိၣ်ပေလိတာ်ထာထံာ်စိၣ်အ ပု. —, **n.** an intimate, a companion, ပုထာအသ့ၣ်ညါသ့ၣ်မိၣ်လိၣ်အသး; a demon in league with a man, သိၣ်မိၣ်မိၣ်မိၣ်ထာအခူမိၣ်ပု ကညိမိၣ်လဲထီၣ်ထာအသ့ၣ်.
Fa-mil-iar'i-ty (fa-mil-yär'i-ty), n. acquaint- tance, intimacy. See FAMILLIAR, **a.**
Fa-mil'iar-ize, v. t. to habituate, accustom, ဒူး ညိန့ၣ်, ဒူးန့ၣ်ပာ်သ့ၣ်ညါတာ်အံးတာ်န့ၣ်အဝုၣ်.
Fam'i-ly, n. a household, တံၣ်မိမိတကဂုၢ်; a race, a tribe, အစုၣ်တစုၣ်; a kind, an or- der, အကထုၣ်, တကထုၣ်; kindred, မိဘျးမိတံာ်.
Fam'ine, n. dearth, တာ်ထၣ်ပံးလိၣ်မိ.
Fam'ish, v. i. to be hungry, အိၣ်ပံးအိၣ်ဆဲး; to die of hunger, ဝံးသံ; to starve, ဆဲးဂီၤ, ခုၣ် သံဆဲးဂီၤ. —, **v. t.** to starve, ပာ်ပံးပာ် ဆဲး; to starve to death, ပာ်ပံးသံ.
Fä'möns, a. notorious, အံးဟူထီၣ်သါလိ, ထၣ်စး မိၣ်တာ်ကသာကသာ, ထၣ်စးမိၣ် တထီၣ် တထာ်; as,

Sau-Wah is famous for probity and vir- tue, မိၣ်ပုတဂါကွဲးစးတာ်ဂုၢ်, ကတိကောသ်တိဝဲမိၣ်ပု တထီၣ်တထာ်မေဝဲ သကုးအးအးလိၣ်; renowned, noted, celebrated, အံးဟူထီၣ်သါလိထာအ တာ်မေဂုၢ်အါထါအမိ; illustrious, အိၣ်မိၣ်အထာ ကပီ.
Fän, n. for cooling the face, မိၣ်ပံး;—for win- nowing grain, ကိၣ်ထံာ်. —, **v. t.** to cool with a fan, ပံး, ပံးကထုၣ်ပံးကသး; to win- now, စး; to winnow paddy, စးဘုစးဘု; —including other motions of the fan, ဂုၢ်ဘုစးဘု, ဆဲးတစးဘု.
Fa-nät'ic, n. ပုထာအကွဲးစးဒူးမးသ့ၣ်ကုထီကုထီတာ်အ ပုၤန့ၣ်, နါမိၣ်ပာ်ခိၣ်တထးသးတထးအသိး.
Fa-nät'cal, a. ထာအမေတံာ်ခိၣ် fanatic အသိး.
Fa-nät'i-cüism, n. enthusiasm, superstition, တာ် ထာ fanatic ညိန့ၣ်မေဝဲ.
Fän'çi-er, n. one who is governed by fancy, ပု တကထာအတထးဆိကမိၣ်န့ၣ်တာ်; one who has a special liking for; as; a dog-fancier, ပုထာအမဲၣ်မိၣ်ဒီးဒီးဘျုၣ်ထီၣ်အကထုၣ်ကထုၣ်; a bird- fancier, ပုထာအမဲၣ်မိၣ်ဘျုၣ်ထီၣ်အါအါ.
Fän'çi-ful, a. imaginative, ideal, whimsical, ထာအထာန့ၣ်, မိၣ်န့ၣ်တထးန့ၣ်တာ်တြိတြိ.
Fän'çy, n. (ဖဲၣ်စံး), a modification of the imag- ination, a conceit, သးဆိမိၣ်ဆဲးန့ၣ်, မိၣ်န့ၣ်တ ထးန့ၣ်တာ်ခိၣ်ခိၣ်န့ၣ်; a thought, an opinion, a conception, သးဆိမိၣ်တာ်; a liking, သးဆဲၣ် မိၣ်တာ်. —, **v. i.** to imagine, တထးကွဲး; to think, ဆိကမိၣ်တာ်; to be pleased with, like, ဆဲၣ်မိၣ်, ထၣ်အသး.
Fäne, n. a temple, a church, ထါတာ်အထီၣ်, တာ် ထုၣ်အထံာ်.
Fäng, n. a tusk, ခဲထီ, အစုထီ;* a claw or talon, တာ်စုထုၣ်ခိၣ်ခိၣ်ထာအထီၣ်ဂဲၣ်ခဲထီ; the root of a tooth, ခဲထီထံာ်.
Fänged, a. အိၣ်မိၣ်စး fang.
Fan-täs'tic, Fan-täs'tic-al, n. ထၣ်စးမိၣ် fancy.
Fär, a. distant, remote, လိၣ်မိၣ်, စးဂီၤတထာ်. —, **adv.** distantly, လိၣ်လိၣ်, လိၣ်လိၣ်ကထဲာ်, စးဂီၤတထာ်; as, far better, ဂုၢ်တကုၢ်မိၣ်မိၣ်; wider by far, ထဲာ်တကုၢ်မိၣ်ထဲာ်.

do, wolf; furl, rüde, push; e.i.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ḡ as z; ḡ as gz; ṅ as in linger.

can run very fast, ကသွန်တရုလှ်ကွၢ်လှ်လှ်; firmly fixed, ကျၢၤဝဲ ; strong, ခၢၣ်တနၢၢ်; to be fixed, as in a tight place, jambed in, လီၤတြ်လီၤတြး.—, *adv.* firmly, ဖတ်ကထာ်, သဃာ်ကထာ်, ခၢၣ်တနၢၢ်, ဝါၣ်ဂါၣ်ကျၢၤကျၢၤ;— by, ထၢၤအတပၤထၢၤအစးတဃ်း.—, *v. t.* ချ် တၢ်အိၣ်တၢ်အိၣ်. က မိၣ်သ်.—, *n.* abstinence, တၢ်ချ်တၢ်အိၣ်တၢ်အိၣ်, တၢ်ကမိၣ်သ်; the time of fasting, ချ်တၢ်အိၣ်တၢ်အိၣ်အစးအကတၢ်.

- Fást'-dāy**, *n.* တၢ်ချ်တၢ်အိၣ်တၢ်အိၣ်အစ့န့ၤ.
- Fást'en**, *v. t.* to fix firmly, ခုးအိၣ်ခိၣ်ကျၢၤမၤ ဝါၣ်မၤကျၢၤ; to make adhere to, cement, မၤစဲးခုး; to make secure, ခုးအိၣ်ခိၣ်တနၢၢ်, ခုးအိၣ်ဂါၣ်အိၣ်ကျၢၤ;—a rope, to tie, စၢ ဖတ်ပွဲၤ;—a door, by tying something across it, to lock or bolt, ကးတံာ်ဖတ်.—Fasten down, ဗ့ကရုးတံာ်လီၤဖတ်, ဗ့က့ၤလီၤဖတ်.—Fasten on, ကျးတံာ်ဖတ်, ကျးလီၤတၢ်, ကျးထီၣ်တၢ်.
- Fást'en-ing**, *n.* တၢ်ကျးတံာ်ဖတ်တၢ်, တၢ်လၢပမၤတံာ်ဖတ်ကျၢၤတၢ်, တၢ်စၢဖတ်ကျၢၤကျၢၤ.
- Fas-tid'i-ous**, *a.* difficult to please, critical, ထၢၤအခဲၣ်ဒီးတၢ်ကိ; squeamish, over-nice, ညီ န့ၤသးထံၣ်အာတၢ်.
- Fas-tid'i-ous-ness**, *n.* squeamishness. See FASTIDIOUS.
- Fást'ness**, *n.* swiftness, အတၢ်လှ်; a strong-hold, a fortress, a castle, တၢ်အလီၤဝဲတၢ်အချ်အခါ မၤဖးဂီၤတသ့, အလီၤခၢၣ်တနၢၢ်, တိၣ်ဒီးတံာ်ဒီး.
- Fát**, *a.* having much fat, ဘိၣ်, ဘိၣ်ဝဲ, ဝဲဝဲ; fleshy, corpulent, plump, ဘိၣ်ထုၤကံာ်ဘိၣ်ထုၤထု; fertile, productive, as soil, ဘိၣ်ခိၣ် ညှိ ထုၣ်.—, *n.* the unctuous part of flesh, အသိ, အသိအဗျိ; the best part, as, the fat of the land, ကိၣ်အိၣ်ကုးအိၣ်ပွဲၤ.—, *v. t.* ဘူၣ် ဘိၣ်ထီၣ်.
- Fá'tal**, *a.* necessary, inevitable, ထၢ်ဆးဒီးတၢ်က မၤအသးဆါပနၤ, ဤအကျဲတန့ၣ်ထံၣ်; destructive, deadly, ထၢၤအခုးသံခုးဖးဂီၤတၢ်; as, a fatal disease, တၢ်ဆါထၢၤကမၤသံန့ၣ်ပှၤ.
- Fá'tal-ism**, *n.* တၢ်မၤအသးတံာ်လဲၣ်ထံၣ်ခိၣ်ပှၤတံာ်ခိၣ်ညိၣ် ပာထၣ်နီၣ်တဂၤထံၣ်, မၤစ့ၣ်အသးလီၤ. See FATE.

- Fá'tal-ist**, *n.* ပှၤထၢၤအန့ၣ်တၢ်ထၢၤအမၤအသးတံာ်လဲၣ်ထံၣ်ထံၣ်ခိၣ်မၤစ့ၣ်အသး, ကမၤလၢအခုး လဲၣ်ထံၣ်ဝဲတံာ်ထီၣ်ထံၣ်.
- Fa-tál'i-ty**, *n.* frequency of death, mortality, ပှၤသံအါ, သံထုၣ်ဘူၣ်ထုၣ်. See FATAL.
- Fäte**, *n.* that which must inevitably take place, destiny, doom, တၢ်ထၢၤအကမၤစ့ၣ်အသးဒီးအိၣ်ဒီးဒီး ပှၤတြီၤအကျဲ တသ့ထံၣ် နီၣ်တဂၤထံၣ်, ပ ထီၤကိးထၢၤ ကံ ; destruction, တၢ်ဖးဂ့ၣ်ဖးဂီၤ; book of fate, ထံၣ်ခိၣ်ထံၣ်.
- Fät'ed**, *a.* ထၢၤအမၤအသးဒီး fate ခိၣ်ညိၣ်ထံၣ်အသိ.
- Fä'ther**, *n.* ဝါ; *pl.* ancestors, ပံၤပှၤပှၤ.—, *v. t.* to adopt and treat as one's child, လုၢ်ဖိ, ပၣ်ဝဲထၢၤအမိအလီၤဒီး လုၢ်အိၣ်လုၢ်အိၣ်ထံၣ်က့ၤ က့ၤက့ၤဝဲခိၣ်အမိခိၣ်ထံၣ်အသိ; to profess to be the father or author of, အၢၣ်လီၤအသးထၢၤမိ သ့ၣ်န့ၣ်မ့ၣ်သါဖိလီၤ, အၢၣ်လီၤအသးထၢၤတၢ်န့ၣ်ကဲထီၣ် ထၢၤသါစုပှၤလီၤ.
- Fä'ther-in-law**, *n.* ဖံၤပှၤမိၣ်ဒွါ.
- Fä'ther-less**, *a.* ထၢၤအပၢ်တံာ်ခိၣ်ထၢၤထံၣ်; as, a fatherless child, မိသ့ၣ်ထၢၤအပၢ်တံာ်ခိၣ်ထၢၤထံၣ်, မိ သ့ၣ်ခိၣ်မဲ.
- Fä'ther-ly**, *a.* paternal, tender, ထၢၤအအံၤက့ၤက့ၤ က့ၤပှၤ, လီၤဂံၣ်မိၣ်ခိၣ်နီၣ်အသိ.—, *adv.* ဖိမိအ သိ.
- Fäth'om**, *n.* န့ၤထဲသိးဒီးလွၢ်ဂျၢၤ.—, *v. t.* to sound the depth of water, ဆဲးလီၤက့ၢ်ထံၣ်မံၤစံး ထံၣ်ထဲၣ်; to understand thoroughly, comprehend, န့ၢ်ပၢ်တၢ်အဝုၢ်အကျိၤအမိပညီၣ်မ့ၣ်မ့ၣ်နီၣ် နီၣ်, န့ၢ်ပၢ်တၢ်သ့ၣ်ညါတၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
- Fäth'om-less**, *a.* too deep to be measured, ထံၣ် ဝဲတုၤပှၤထီၣ်တတၢ်ထၢၤထံၣ်; incomprehensible, ထၢၤအမိပညီၣ်ထံၣ်ဝဲတုၤပှၤန့ၢ်ပၢ်ထၢၤထံၣ်သ့.
- Fa-tigue'** (fa-teeg'), *v. t.* to tire, weary, မၤထွံး ပှၤအသး.—, *n.* weariness, exhaustion, တၢ်ထွံးပှၤအသး, တၢ်ထွံးတၢ်လီၤပှၤ, တၢ်လီၤထွံးလီၤ တီၤ; military duty beside the use of arms, သုးမိသံၣ်မိတၢ်မၤတၢ်လၢတၢ်ခုးတၢ်ထၢၤအ ဝဲညါဒီးအံၤဒီးန့ၤ.
- Fa-tigued'**, *a.* wearied, တၢ်ထွံးသး, ထံၣ်တၢ်လီၤထံၣ် ထီၤတီၤ.
- Fät'ling**, *n.* ဆဲၣ်ဖိကိၣ်မိထၢၤပှၤဘူၣ်ဘိၣ်ထီၣ်သိထီၣ်ဝဲ. See J ခုၤ. G. ၁၃.

dg, wōlf; fūr, rude, push; e. s. o. silent; ç as s; çh as sh; ġ as j; ĝ as in ġet; ç as z; x as gz; ñ as in linger.

Fät'ness, *n.* unctuous matter, corpulency, တၢ်
 အသိအဗျီ. See FAT.
 Fät'ten, *v. i.* to grow fat, ဘိၣ်ထီၣ်သိထီၣ်. —,
v. t. to make fat by feeding, ဘျီဘိၣ်ထီၣ်
 သိထီၣ်.
 Fät'ty, *a.* greasy, အိၣ်ဒီးတၢ်အသိ, အိၣ်ညါဆုၣ်ဒီးအသိ.
 Fa-tū'i-toūs, Fät'ū-oūs, *a.* stupid, foolish, လၢအ
 သးတဆးတၢ်.
 Fa-tū'i-ty, *n.* mental imbecility, foolishness,
 တၢ်သးတဆးတၢ်, လီၤဂၢ်လၢဂျၢၢ်ဝဲတဖဲးဖဲး.
 Fäu'get, *n.* စ့ၣ်အခိၣ်ခိၣ်လၢအထံကလွၢၤကွၢ်အစီၣ်.
 Fäult, *n.* a blemish or defect, an imperfection,
 တၢ်တဂ့ၢ်တဝၢ်တၢ်, တၢ်တလၢတ ပွဲၤ တၢ်; a sin,
 an error, တၢ်ဖဲးသး, တၢ်ကမၢ်; the state of
 being at a loss, သးဒုဒိတၢ်, ဆိကခိၣ်တသ့တဝၢ်
 တၢ်; to find fault, ပၣ်တၢ်ကမၢ်, ပထီၣ်တၢ်, ကရူး
 ကဒ့ၣ်တၢ်, ဆုၣ်ပၣ်တၢ်ကမၢ်.
 Fäult'i-ness, *n.* See FAULTY.
 Fäult'less, *a.* blameless, spotless, တၢ်ကမၢ်တအိၣ်,
 ပုၤဖျဲးဒီးတၢ်ပၣ်တၢ်ကမၢ်အလီၤ; free from blem-
 ish, တဖဲၣ်သ့တဖဲၣ်ဒီးတၢ်, တသံၣ်သ့ခိၣ်ကျၢ်တၢ်.
 Fäult'y, *a.* having blemishes or defects, အိၣ်ဒီး
 တၢ်တလၢတပွဲၤ, တၢ်တဂ့ၢ်တဝၢ်တၢ်; guilty, အိၣ်
 ဒီးတၢ်ဖဲးသး, အိၣ်ဒီးတၢ်ကမၢ်; erroneous, လီၤက
 မၢ်တၢ်.
 Fä'vor, *v. t.* to regard with kindness, sup-
 port, befriend, တိၤစၢၤမၤစၢၤပုၤ, မၤကျၢၤမၤဖျိၣ်
 ပုၤ; to resemble in features, ဖဲၣ်သၣ်လီၤဂၢ်
 ထီၣ်အသး. —, *n.* kindness, တၢ်သးအိၣ်,
 တၢ်ယုၣ်အဂံၢ်အထါ, တၢ်ယုၣ်ကျၢၤယုၣ်ဖျိၣ်, အကျၢ်အ
 အတၢ်; lenity, တၢ်ခိၣ်ညိၣ်သးကညိၤတၢ်; a
 token of remembrance, a gift, a pres-
 ent, တၢ်ယုၣ်သ့ၣ်နီၣ်ထီၣ်တၢ်အစီၣ်, တၢ်ယုၣ်.
 Fä'vor-a-ble, *a.* kind, propitious, friendly, လၢ
 အမၤကျၢၤမၤဖျိၣ်တၢ်, တၢ်အသးလၢအိၣ်, (See ဖဲး
 ဝ့. ဝ); conducive to, လၢအမၤစၢၤတၢ်.
 Fä'vor-ite, *a.* regarded with special affection,
 လၢအလီၤအဲၣ်လီၤကွဲၤအိၣ်, လၢအအဲၣ်ဝဲလီၤဆီၣ်တၢ်;
 a thing which is particularly liked, တၢ်
 လၢပုၤအဲၣ်ဒီးဝဲလီၤဆီၣ်တၢ်.
 Fä'vor-it-ism, *n.* partiality, တၢ်အဲၣ်တဒိတၢၤ.
 Fäwn, *n.* a young deer, တၢ်လှၢ်ဖိ, တၢ်လှၢ်တၢ်လီၤ
 ဖိ. —, *v. i.* to court favor servilely,

ကတိၤကညးတၢ်လၢတၢ်မၤလွဲၤကမိၤလွဲၤကမိၤ အပုၤဖဲၣ်အိၣ်
 ဖိၣ်သးအကနီၣ်ကျၢၤဖျိၣ်တဝံၤပံၤ.
 Fäy, *n. v. i.* to fit exactly, တၢ်အလီၤလီၤတၢ်လီၤဆဲး,
 တၢ်အဖိ.
 Fē'al-ty, *n.* loyalty, fidelity, တၢ်ပၣ်တိပၣ်လီၤအသး
 လၢအမၤအကစၢ်အတၢ်အပုၤ.
 Fēar, *v. t.* to be afraid of, apprehend, dread,
 ပျံၤတၢ်, တၢ်ပျံၤတၢ်ဖျဲး; to be anxious, တၢ်ထီၣ်
 တၢ်, တၢ်ခိၣ်တၢ်မၤတၢ်. —, *n.* တၢ်ပျံၤ တၢ်ဖျဲး,
 တၢ်တၢ်ထီၣ်တၢ်တၢ်ဘိ.
 Fēar'ful, *a.* afraid, apprehensive, အိၣ်ဒီးတၢ်ပျံၤ
 တၢ်ဖျဲး; timorous, timid, အိၣ်ဒီးတၢ်တၢ်ထီၣ်
 တၢ်ဘိ; frightful, dreadful, လၢအလီၤပျံၤလီၤ
 ဖျဲးပုၤ.
 Fēar'ful-ness, *n.* timidity, awe. See FEARFUL.
 Fēar'less, *a.* bold, courageous, daring, တအိၣ်
 ဒီးတၢ်ပျံၤတၢ်ဖျဲးတၢ်, သ့ၣ်ဒုသးဒု, ဒု.
 Fēar'less-ness, *n.* courage, intrepidity. See
 FEARLESS.
 Fēas'i-bil'i-ty, *n.* practicability. See FEASIBLE.
 Fēas'i-ble, *a.* practical, လၢပမၤညိ, လၢပမၤသ့.
 Fēast, *n.* an entertainment, a banquet, တၢ်
 အိၣ်တၢ်အိၣ်ဖျိၣ်; a festival, a festivity, ဘျီ,
 ယု; something delicious, တၢ်အိၣ်အဝံၣ်အဆၢ,
 ထီၣ်တဝံၣ်ဆိတၢ်. —, *v. i.* to eat sumptu-
 ously, အိၣ်တၢ်အိၣ်တၢ်အဝံၣ်အဆၢ လၢယု.
 —, *v. t.* to entertain with sumptu-
 ous provisions, ဘျီအိၣ်ဘျီအိၣ်ပုၤလၢတၢ်အဝံၣ်
 အဆၢ.
 Fēast'-day, *n.* ဘျီဒီးယုဒီးအစီၣ်နီၣ်.
 Fēat, *n.* an act, a deed, an exploit, တၢ်မၤလီၤ
 တိၢ်လီၤဆီ.
 Fēath'er, *n.* ထီၣ်အဆုၣ်အဖိ. —, *v. t.* ဒုးအိၣ်ပွဲၤဝဲ
 ဒီးထီၣ်အဆုၣ်အဖိ; to feather one's nest, *Fig.*
 ဒုးအိၣ်ထီၣ်အတၢ်ထူးအတၢ်တိၤ.
 Fēath'er-bed, *n.* လီၤဖူလၢအမၤဝဲဒီးထီၣ်အဆုၣ်.
 Fēat'üre, *n.* form, appearance, အကျၢ်အစီၣ်;
 shape of the face, lineament, ဖဲၣ်သၣ်အ
 ကျၢ်အစီၣ်.
 Fēb'ri-fūge, *n.* antifebrile, ကသံၣ်ညၢၣ်မိၢ်လၢအက
 မၤလှၢ်လီၤတၢ်လီၤကိၢ်အစီၣ်.
 Fēb'rile, *a.* တၢ်ဆးဒီးတၢ်လီၤကိၢ်လီၤသ့, ညၢၣ်မိၢ်ခိၣ်ဆါ.

ä, ê, î, ô, ü, y, long; ä, ë, ï, ö, ü, y, short; cáre, fār, lást, fəll, whəṭ; thère, veíl, tērm; píque; dōne, fōr,

Fēb'ru-a-ry, *n.* (ဖူးကြွေ့ခွာ်ခါ), ထိုထွကုင်, အဲဒ်ဂလိင်
 အထို ၂ တွင်တတွင်.
 Fēc'ū-lence, Fēc'ū-len-cy, *n.* foulness, sedi-
 ment, lees, dregs. See FECULENT.
 Fēc'ū-lent, *a.* foul with sediment, တင်ဆေးဒီးတင်
 အသံး, ဆိုဆင်ဒီးတင်ဆင်.
 Fe-cūnd'i-ty, *n.* fruitfulness, especially applied
 to females in bearing young, တင်အိန်ဖွင်ဒိ
 အဂါ, တင်ဖွင်လိအဖိအါ; fertility, တင်သင်အိန်
 အါအါကလိင်.
 Fēd'er-al, *a.* တင်ဆေးဒီးခွလိင်မေဆင်တင်.
 Fēd'er-al-ist, *n.* ပုထောအအဲဒ်ဒီးကိအပွါရကါအတင်
 ပါဘိခါအဖိအလိင်, ဖိပစံးတင်အသံး ပုစတင်ဖိတဖင်
 နှင်ခွလိင်ပါဆင်အါ.
 Fee, *v. t.* to pay a fee to, recompense, ထွင်ဒိန်
 ဝေးလါတင်အဆိ; to engage the service of
 another by advancing a fee, hire, ထွင်ပင်
 စါစုထူးဒိန်လိ.—, *n.* fee simple, a per-
 petual right, တင်နှင်အခွဲလါအကတင်တင်လိ
 စံလိကျါ.
 Fee'ble, *a.* weak, infirm, ဝံစါဘိစါ; debilita-
 ted, က့ဆိးကိန်ဆိးက့, အက့အကွဲ; as, a feeble
 person, ပုစက့အကွဲ.
 Fee'ble-mind'ed, *a.* irresolute, vacillating, သွင်
 စါသးစါ, သးအဝံးအတါတအိန်တဝင်တင်, ကွင်တင်
 ဝေးသွတအိန်တဝင်တင်, သးတဆွင်တင်. See ၁၁၃.
 ၅. ၁၄.
 Fee'ble-ness, *n.* weakness, infirmity, debility,
 တင်အဝံးအါဘိစါ, တင်က့တင်ကွဲ; to speak fee-
 bly or with feebleness, ပုထောထွင်လိမိ.
 Feed, *v. i.* to eat, အိန်ဝဲ; to eat in a wonted
 place, pasture, graze, အိန်တင်ဖဲတင်အိန်ဆင်
 အလိင်.—, *v. t.* to give food to, ထွင်အိန်
 တင်, ခုးအိန်ခုးအိတင်, ထွင်အိန်ထွင်အိ, လှိုင်အိန်လှိုင်အိ;
 to supply with provisions, satisfy, ထွင်
 တင်အိန်တင်အိ; to feed a fire, ထွင်မုင်အုအဆင်.
 —, *n.* တင်အိန်, တင်အဆင်.
 Feel, *v. t.* to perceive by the touch, ဒီးသွင်ညါ
 တင်တင်ပလိ, ကနင်ကွင်တင်တင်ပလိ; to examine
 by the touch, handle, touch, ကထါကွင်.
 —, *v. i.* to have the sense of, သွင်ညါ
 ထါဒီးသင်တင်အဆိ; to sympathize with, သး

စင်ဆင်ဒီးပုထောအဒီးတင်အခင်အခင်, သးထူးဆင်ဒီး
 ပုထောအဆင်ဖိုင်တင်နး, ဒီးသွင်ဒီးသး.
 Feel'er, *n.* See ANTENNA.
 Feel'ing, *n.* sensation, တင်ဒီးတင်တင်; sensibility,
 တင်ဒီးတင်တင်သ့; sympathy, တင်သးစင်ဆင်ဒီး
 ပုထောအဒီးတင်တင်စင်တင်ခင်, တင်သးထူးဆင်ဒီးပု
 ထောအဆင်တင်ဖိုင်တင်နး.—, *a.* easily excit-
 ed to pity, သးကညါတင်ညါမး, ထါအဒီးသွင်
 ဒီးသး. See FEEL.
 Feign, *v. t.* to invent or imagine, တင်တသးမေ
 တင်, ကွင်မးစင်တင်; to pretend, make a
 show of, counterfeit, ဝင်မးအသးထါအပွါပု
 ဖိအံးခိနှုပင်ကစွါအသး; as, you say you are
 not able to work, you are feigning ill-
 ness, နစံးထါနမေတကဲတင်နှင် မွါန ဝင်ကစွါ န သး
 လိ.
 Feign'ing, *n.* တင်ကစွါ, တင်ပင်ကစွါအသး, တင်ပင်မးအ
 သး.
 Feint, *n.* a pretense, တင်ပင်မးအသး.
 Fe-liç'i-tate, *v. t.* to delight, မေခုမေခင်ပုထောအ
 သး, ကတိခုကတိခုပု.
 Fe-liç'i-tous, *a.* စင်, စင်စင်စင်စင်, ကြါ.
 Fe-liç'i-ty, *n.* happiness, bliss, blessedness, တင်
 စင်တင်ပါ, တင်သွင်စင်သးခု.
 Fē'line, *a.* တင်ဆေးဒီးသင်ပံလိအကလုင်, လိကင်ဒီးသင်ပံ
 လိအသနိ.
 Fēll, *a.* cruel, fierce, savage, bloody, ခုစဲး, လိ
 ခုါ, အထါအထါ.—, *n.* တင်ဖံး, ဆင်ဖိကိဖိအ
 ဖံး.—, *v. t.* to cut down, prostrate,
 ကွင်ဆံး, ကွင်လိဆံး; to knock down, ဒိလိ
 ဆံး, တိလိဆံး; to fell a seam, ဆးကျါ
 အထါ.
 Fēl'lōe, *n.* ထွင်ဖဲတင်အကွါ. See FELLY.
 Fēl'lōw, *n.* a companion, a comrade, an as-
 sociate, အသကိး, အတင်အသကိး; one of a
 pair, တင်အတခိ; an equal, ပုထဲသီးလိင်အသး;
 a contemptible person, ပုထော, (See မေ
 တင်. ၁၇. ၁), ပုထောထထါအကပိတအိန်; a
 member of a corporation, ပုထောထထါအ
 နှင်မးသကိးဖံးသကိးတင်ထါအကရါအကျါ.
 Fēl'lōw-cit'i-zen, *n.* ပုထောဖိုင်ဒီးသကိးသကိး.
 Fēl'lōw-heir, *n.* ပုထောအနုါထါဆင်တင်.

do, wɔlf; fūrl, rʉde, puʃ; e.ɪ.ə. silent; ʧ as s; ʧh as sh; ʤ as j; ġ as in ġet; ʒ as z; ʒ as gz; ŋ as in linger.

Fēl'lōw-hēlp'er, Fēl'lōw-lā'bor-er, *n.* ဟူမေ ဆုန်
တၢ်, ဟူမေဝၢၤသကိးတၢ်.
Fēl'lōw-prisōn-er, *n.* ဟူထၢ်ဆုန်သၢ်ဆိပ်ပူ.
Fēl'lōw-sērv'ant, *n.* တၢ်ဆၢဆုန်ပူသကိးတၢ်ဆၢဆုန်ပူ.
Fēl'lōw-ship, *n.* companionship, တၢ်ရူလိပ်ဒိတၢ်ဒိ
သကိးလိပ်ဆၢ; association, ဟူထၢ်ဆၢလိပ်မၤ
သကိးခဲးသကိးတၢ်တကရၢ;—in a college or
university, စ့ဝင်ထၢ်ပူမၤလိပ်ဒိကသူအဂီၢ်.
Fēl'lōw-sōl'dier, *n.* ဟူသုးဒိသကိးသကိး.
Fēl'lōw-stū'dent, *n.* ဟူမၤလိပ်ဒိသကိးသကိး.
Fēl'lōw-sūb'ject, *n.* ဟူဘိဒိရၢ်ဒိသကိးသကိး.
Fēl'lōw-sūffer-er, *n.* ဟူထၢ်ဆုန်ထၢ်ဆိပ်ထၢ်ဆိပ်
သကိးတၢ်.
Fēl'lōw-trāv'el-er, *n.* ဟူထၢ်ဆၢထဲသကိးက့ၤသကိး
တၢ်.
Fē'lō-de-se, *n. Lat.* a suicide, ဟူထၢ်ဆၢမၤသံလီၤ
စုန်ဆၢ.
Fēl'ly, *n.* ထွန်ခံထၢ်အကီၢ်. See FELLOE.
Fēl'on, *n.* one who has committed a capital
crime, a criminal, a malefactor, ဟူထၢ်
ဆၢတၢ်ကမၢ်ဒိဒိတုၤအကြၢးမိး ယၢ် စ့ဝး* ; a
whitlow, ဆွဲရုန်, ရုန်နုန်.*
Fe-lō'ni-ous, *a.* malicious, villainous, ထၢ်ဆၢမိး
felony.
Fēl'o-ny, *n.* တၢ်သရူးလိပ် တၢ်ကမၢ်ဒိ ထီ ထၢ် အ ကြၢး မိး
ထၢ်စ့ဝး.*
Fēlt, *n.* the skin of beasts, ဆၢ်ဒိကိၢ်ဒိအခဲးအခိ;
a cloth or stuff made of hair without
weaving, တၢ်ကံးထၢ်တကလုၢ်ထၢ်ဆၢထဲထီၣ်ဝဲထၢ်
တၢ်အဆုန်ထၢ်ဆၢထၢ်တၢ်ကျဲၤတၢ်အသးန့ၣ်လီၤ.
Fē'māle, *n.* of the human species, စ့ဝး; of the
brute species, အမိၢ်.—, *a.* ထၢ်ဆၢမိးစ့
ဝး; pertaining to brutes, ထၢ်ဆၢမိးတၢ်အမိၢ်.
Fēm'i-nine, *a.* pertaining to females, ထၢ်ဆၢမိး
မိၣ်ရုန်မိၣ်မၤ; soft, tender, စၢ်ကထံၣ်စၢ်ကထဲးမိ
မိၣ်ရုန်ဆၢထၢ်ဆၢထီၣ်အသိး, သးကညီၤတၢ်သ့ အဲၣ် တၢ်
ညီ; effeminate, စၢ်ဝဲမိၣ်ရုန်မိၣ်မၤအသိး.
Fēm'i-nine-gēn'der, *n.* မိၣ်ရုန်ခၢ်.
Fēm'o-ral, *a.* ထၢ်ဆၢမိးကံၣ်ရုန်, ထၢ်ဆၢမိးကံၣ်ရုန်ကံၣ်ခဲ.
Fē'mur, *n.* ကံၣ်ရုန်အမံ.
Fēn, Fēn'-land, *n.* a marsh, a moor, a mo-
rass, ဂြးပူ, တၢ်ကတုၤကတုၤလီၤ.
Fēnce, *n.* ကရၢ.—, *v. t.* to inclose with a

fence, ဆၢရၢဆၢ, တၢ်ခိၣ်တၢ်ဆၢ, ဆုန်ကရၢဆၢတၢ်,
ဆုန်ကမိၢ်တၢ်; to protect, guard, ဆုန်တၢ်တၢ်
ပုၣ်ဆၢ.—, *v. t.* to practice in order to
become skillful in the use of the sword,
ဟူထၢ်ဆၢညီၣ်မၤလိပ်ကျိလိပ်ဆၢသးထၢ်ဆၢ.
Fēn'cer, *n.* ဟူမိၣ်နးမိ, ဟူထၢ်ဆၢန့ၣ်တၢ်ကျိလိပ် ဆၢ
ထၢ်ဆၢ.
Fēn'cing, *n.* See FENCE, *v. t.*
Fēnd'-off, *v. t.* to keep off, ward off, ဒိကတၢ်, ခြံ
ဆၢ, တမိဆၢ.
Fēnd'er, *n.* တၢ်တမိဆၢတၢ်.
Fēn'ny, *a.* swampy, marshy, ထၢ်ဆၢမိးဂြး, တၢ်
ကတုၤကတုၤ.
Fēoff (fēf), *n. in Law,* ထွန်ပၤဟူထၢ်ဆၢတၢ်အံၤတၢ်န့ၣ်.
See ENFEOFF.
Fer-mēnt', *v. t.* စးထီၣ်, ဆံၣ်ဘိကြိး, ဆံၣ်ဘိဆုန်.—,
v. t. မၤဆံၣ်မိၣ်ဆံၣ်ဘိ.
Fēr'mēnt, Fēr'men-tā'tion, *n.* mental com-
motion, agitation, သးဝဲကွၢ်ထီၣ်, သးဆုန်ဝဲ,
သးဝဲလိပ်တၢ်နးနး. See FERMENT *v. t.*
Fe-rō'ciōus, *a.* fierce, savage, rapacious, စ့;
as, a ferocious temper, သးစ့; a ferocious
lion, ခုလုၢ်ရူစး.
Fe-rōc'i-ty, *n.* ferociousness, cruelty, fury,
တၢ်ရူတၢ်ဆိၤ, တၢ်ရူစး.
Fēr're-ous, *a.* partaking of iron, မိၣ်ဆုန်မိးထး,
ဆိၤဆုန်မိးထး; pertaining to iron, ထၢ်ဆၢမိး
ထး.
Fēr'ret, *v. t.* to drive out of a lurking place,
ဒုးထးထီၣ်ကွၢ်တၢ်ထၢ်ဆၢအဲၣ် ရ သုၣ် အ လီၤ.—,
n. a kind of tape, ဟုံကတုၢ်ထၢ်တကလုၢ်;
the animal, ဆၢ်ဒိကိၢ်ဒိတကလုၢ်အက့ၢ်အဂီၢ်လီၤ
ဝဲထၢ်ဆၢတဲးမိးမိးအဲၣ်ဝဲထၢ်ဆၢတဲးလီၤ.
Fēr'ri-age *n.* ဟူဒိတၢ်အထဲ, ဟူဆၢမိး ferry အထဲ.
Fer-ru'gi-nous, *a.* ဆိၤဆုန်မိးထး.
Fēr'rule, *n.* အသလံ, အကထံ.
Fēr'ry, *n.* the place of crossing a river, အထီၣ်
မဲးဝဲဝဲ.
Fēr'ry-boat, *n.* ချဲထၢ်ပူဒိဝဲတၢ်, ကမိးချဲ.—, *v. t.*
ဆၢမိးဝဲတၢ်.
Fēr'ry-man, *n.* ဟူဒိတၢ်မိ, ဟူဆၢမိးတၢ်မိ.
Fēr'tile, *a.* producing much, fruitful, pro-
lific, rich, ဒုးဆိၤထီၣ်ဒိထီၣ်တၢ်; as, fertile soil,

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fāil, whāt; thēre, veīl, tērm; pīque; dōne, fōr,

changeeful, capricious, ထာအမာအသားကထိက
လူ,ထာအမာအသားကရင်ကရဲ, ညီနွှာသားကမိကမိဝဲ.

Fick'le-ness, *n.* instability, inconstancy. See
FICKLE.

Fic'tion, *n.* the act of inventing or imagin-
ing, ခံာ်စာပုထာအတတိတကြာ်တဉ်, တာ်ခံာ်စာပု
သားတာ်ခံာ်စာပု; that which is invented
or imagined, ပုစီတစားစီ.

Fic'titious (fik-tish'us), *a.* imaginary, not real,
counterfeit, ထာ်စားစီး fiction. See FALSE.

Fid'dle, *n.* တနာ်, တနာ်သီတူာ်. —, *v. i.* ဝှင်တနာ်သီ
တူာ်.

Fid'dle-stick, *n.* တနာ်ခနီၣ်ထွဲာ်.

Fid'dle-string, *n.* တနာ်သီတူာ်အပံ့.

Fi-dél'i-ty, *n.* faithfulness, integrity, loyalty,
တာ်တိာ်န့ၣ်အကထုာ်တိတိ, သူာ်တိသားရု.

Fid'get, *v. i.* သဲာ်ခံာ်စာပုစီးထာ်, သဲာ်ထီာ်ဝဲာ်ထွဲာ်. —, *n.*
fidgets, uneasiness, restlessness, တာ်ဝဲာ်
ခံာ်စာပုစီးထာ်, တာ်အိာ်စိကထာ်တစာ်တဉ်.

Fid'get-y, *a.* restless, uneasy, မအသားစိသဲာ်ခံာ်စာပု
စီးထာ်, အိာ်စိကထာ်တဉ်. See FIDGET.

Fi-dū'cial (fi-dū'shal), *a.* confident, undoubt-
ing, အိာ်စိကထာ်နာ်ထာ်အသားတဒုဒုထာ်.

Fi-dū'ci-a-ry. *n.* *Theol.* ပုထာအတတိာ်န့ၣ်ခံာ်စာပု
သိာ်တာ်သီတဉ်, ထာ်ဆာ်ကထုာ်တူာ် တာ်ဆုာ် တူာ် ခိာ်
ကုာ်ထာ်အနာ်ခံာ်စာပုအစိ, ခံးဝဲစာ်; *in Law*, a
trustee, ပုထာအပာ်တာ်စုထီာ်ခိာ်ခိာ်ထာ်ပုထာအ
စိ.

Fie, *int.* ထုာ်ထုာ်; *as*, fie, don't talk that way,
ထုာ်ထုာ်, ကထီာ်တိာ်န့ၣ်တဂုာ်.

Fief, *n.* တာ်ပာ်ထာ်ဝဲာ်စာပုတဉ်. See FEUDAL.

Field, *n.* cultivated ground, ခံာ်စာပုဒဲာ်ဒဲာ်, စုးစိထံာ်
စိ; an open, vacant spot, တာ်ဗျီပု; an ex-
tensive plain, တာ်ဗျီဝဲာ်ဝဲာ်ထီာ်; room for
action or operation, ထာ်ထီာ်ဝဲာ်မာ်တာ်အိာ်တဉ်
န့ၣ်ထာ်အပု, မာ်တာ်အထီာ်; the ground where
a battle is fought, တာ်အထီာ်ဝဲာ်ပုထာ်ထီာ်ခိာ်
ထီာ်ထာ်ထီာ်အသားထာ်အပု.

Field'mār'shal, *n.* ဘိာ်စးခိာ်ထာ်ဘိာ်ဝဲာ်ထာ်အစိခိာ်.

Field'pièce, *n.* ချိာ်ထာ်အစိဝဲာ်စုးတာ်ထာ်တဉ်အပု.

Field'spòrts, *n.* တာ်ထီာ်ကွဲထာ်အထုာ်တဉ်အထုာ်ထာ်ပု
ထာ်ခိာ်ပုထာ်ထီာ်.

Fiend, *n.* a devil, an infernal, တာ်သဲာ်တဉ်ထာ်,
သံခိာ်ခိာ်ထာ်, ခုာ်ထာ်သဲာ်ထာ်, ခုာ်ထီာ်ထာ်.

Fiend'ish, *a.* fiend-like, malignant, ထာ်စားစီး
fiend အထုာ်အထုာ်, ထီာ်ကဲာ်ခုာ်ထီာ်ထာ်.

Fierçe, *a.* vehement, ardent, ထာ်စားစီးတဉ်ဆူာ်
တဉ်နား; savage, cruel, furious, စုးစး.

Fierçe'ly, *adv.* (မအသား)ကထုာ်ကထုာ်; *as*, to look
fiercely, ကျိာ်ခဲာ်, ကျိာ်ထုာ်ကျိာ်.

Fierçe'ness, *n.* ferocity, fury. See FIERCE.

Fier-y, *a.* consisting of fire, အိာ်စုာ်စုာ်ထုာ်ဆူာ်;
hot, like fire, ကိာ်စုာ်ထုာ်ဆူာ်, ကိာ်ခဲာ်ထီာ်ရု, ကိာ်
ခဲာ်ထီာ်; impetuous, vehement, ဆူာ်တဉ်ထီာ်
တဉ်; passionate, သားထီာ်ဆူာ်, သားဆူာ်သားဆူာ်.

Fife, *n.* ဝဲ; *as*, a soldier blew his fife, သုးမိတဂ
ဆူာ်.

Fifteen, *a.* တဆံထဲာ်, (၁၅).

Fifteenth, *a.* ပုထီာ်တဆံထဲာ်မဲာ်တမဲာ်.

Fifth, *a.* ပုထီာ်ထဲာ်မဲာ်တမဲာ်.

Fif'ti-eth, *a.* ပုထီာ်ထဲာ်ဆံမဲာ်တမဲာ်.

Fif'ty, *a.* ထဲာ်ဆံ, (၅၀).

Fig, *n.* the tree, ချာ်စာ, (See ထာ်. ၃: ၁); the
fruit, ချာ်စာသဉ်; a worthless thing, တာ်အ
ဘျူးတအိာ်ထာ်; *as*, I don't care a fig for it,
ထာ်ထီာ်ထီာ်ထာ်ထာ်ထီာ်ထီာ်.

Fight, *v. i.* to strive with, combat, ထီာ်ထီာ်ထီာ်
အသား; to contend in battle, ခုးထီာ်ထာ်ထီာ်
အသား. —, *v. t.* to wage war with, ခု
တာ်ထာ်ထာ်. —, *n.* a battle, a combat,
a contest, ခုးထီာ်ထာ်ထီာ်, တာ်ခုးတာ်ထာ်.

Fighting, *p. a.* See FIGHT.

Fig'ment, *n.* a fiction, an invention, တာ်အခုာ်
ထာ်ကုာ်ထာ်ပုထာ်အုးထုာ်ထီာ်ထီာ်ထီာ်ခံာ်စာပု,
ထာ်ထာ်တ
ခုာ်ထာ်တဉ်.

Fig'ū-ra-tive, *a.* representing by resemblance,
typical, ထာ်အမာ်ဗျီထီာ်တဉ်ထာ်ထီာ်ထီာ်ထီာ်ထီာ်
ထာ်စားစီးထီာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်.

Fig'ūre, *n.* shape, form, တာ်အစိ, တာ်အကွဲာ်အစိ;
circular figures, ကံာ်ကစိ; a distinguished
character, တကဲာ်ဝဲာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်
ထီာ်ထီာ်, တာ်အကွဲာ်အစိ; a character de-
noting a number, နီာ်ခံာ်; a similitude,
a comparison, ထာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်ထီာ်
ထီာ်ထီာ်; a trope, a
figure of speech, တာ်ကထီာ်အစိ, တာ်မိထီာ်ထီာ်.

ǎ, ē, ī, ō, ū, ȳ, long; ă, ě, ĭ, ǒ, ŭ, ȳ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

will; as, a firm believer, ဂုဏ်ထူးစွာ ချစ်ခင်သူ; a firm friend, သက်တမ်းလေးစားခံ ဂုဏ်ထူးစွာ ချစ်ခင်သူ။——, *n.* a partnership, ဂုဏ်ထူးစွာ ချစ်ခင်သူတို့တော်တော်ရားရား။

Fir'ma-ment, *n.* မူတမ်းလမ်း။

Fir'man, *n.* a decree, ဂုဏ်ထူးစွာ ချစ်ခင်သူတို့တော်တော်ရားရား။

Firm'ness, *n.* stability, constancy. See FIRM, *a.*

First, *a. & adv.* in time, earliest, လေးစားခံစွာ ချစ်ခင်သူ, လေးစားခံစွာ ချစ်ခင်သူ, လေးစားခံစွာ ချစ်ခင်သူ;——in place, foremost, ထူးစွာ ချစ်ခင်သူ; most excellent, ဂုဏ်ထူးစွာ ချစ်ခင်သူ။

First'-fruit, *n.* တာသန်ဆီ, တာသန်ထူးစွာ ချစ်ခင်သူ။

First'-born, *a.* eldest, ဒီဂရီ။

First'rate, *a.* most excellent, chief, highest, ဂုဏ်ထူးစွာ ချစ်ခင်သူ။

Firth, *n.* See FRITH.

First'ling, *n.* ဆန်ဖိတ်ဖိတ်ခဲ။

Fisc'al, *a.* ထပ်စားခွဲခွဲခွဲခွဲခွဲ။

Fish, *n.* ညှပ်, နှပ်, နှပ်; the flesh of fish, ညှပ်ခွေ။——, *v. t.* to catch fish, ဖိတ်ညှပ်, မေညှပ်;——with a hook, တစ်ခွေ, တစ်ခွေညှပ်; to obtain by artifice, မေညှပ်, တော်တော်ရားရား။—
Fish up, ကွေးနှိုးထိတ်ကွေးတော်တော်ရားရား။

Fish'-blá'd'der, *n.* ညှပ်ခွေ။

Fish'er, Fish'er-man, *n.* ဂုဏ်ထူးစွာ ချစ်ခင်သူ။

Fish'er-y, *n.* the business of catching fish, မေညှပ်ခွေတော်တော်ရားရား; the place, မေညှပ်ခွေလိပ်။

Fish'-hook, *n.* ညှပ်ခွေတစ်ခွေ။

Fish'ing-line, *n.* တစ်ခွေ။

Fish'-már'ket, *n.* ဆီညှပ်ခွေလိပ်, ညှပ်ခွေ။

Fish'-món'g'er, *n.* ဂုဏ်ထူးစွာ ချစ်ခင်သူ။

Fish'-pönd, *n.* ညှပ်ခွေလှေ, ညှပ်ခွေ။

Fish'ing-röd, *n.* တစ်ခွေ။

Fish'ing-stákes, *n.* စနီ, သနီ; to construct, *do.* တီးသနီ။

Fish'y, *a.* consisting of fish, ဆီညှပ်ခွေစွာ ချစ်ခင်သူ; like fish, လိပ်ခွေထူးစွာ ချစ်ခင်သူ။

Fis'süre (fish'ür), *n.* a cleft, a crevice, တာသန်ခွေ, တာသန်ခွေ, တာသန်ခွေ, တာသန်ခွေ, တာသန်ခွေ။
——, *v. t.* to cleave, divide, မေညှပ်ခွေ။

Fist, *n.* ခုခိပ်။——, *v. t.* ကျွတ်တော်, သိတော်ထူးစွာ ချစ်ခင်သူ။

Fist'ü-lá, *n.* တာသန်ခွေထူးစွာ ချစ်ခင်သူ, တာသန်ခွေထူးစွာ ချစ်ခင်သူ။

ဂုဏ်ထူးစွာ ချစ်ခင်သူ, *Surg.* တာသန်ခွေထူးစွာ ချစ်ခင်သူ, တာသန်ခွေထူးစွာ ချစ်ခင်သူ။

Fist'ü-lar, Fist'ü-loüs, *a.* ထပ်စားခွဲခွဲခွဲခွဲခွဲ, which See,

Fit, *n.* a paroxysm, တာသန်ခွေထူးစွာ ချစ်ခင်သူ; as, I had three fits of coughing yesterday, ထူးစွာ ချစ်ခင်သူထူးစွာ ချစ်ခင်သူ; a convulsion, တာသန်ခွေထူးစွာ ချစ်ခင်သူ; a turn, တာသန်ခွေထူးစွာ ချစ်ခင်သူ။——, *a.* suitable, proper, meet, convenient, အကြားအတော်, ထပ်စားခွဲခွဲခွဲခွဲခွဲ; as, this jacket is fit for you, ဆီကံထူးစွာ ချစ်ခင်သူထူးစွာ ချစ်ခင်သူ။——, *v. i.* to suit, be adapted to, ဂုဏ်ထူးစွာ ချစ်ခင်သူ, ကြားခွဲ, ထပ်စားခွဲခွဲခွဲခွဲခွဲ။—Fit out, to furnish, equip, ကထိတ်ကထိတ်တော်တော်ရားရား; as, to fit out a ship for going to sea, ကထိတ်ကထိတ်ကထိတ်တော်တော်ရားရား; as, to fit out a ship for going to sea, ကထိတ်ကထိတ်ကထိတ်တော်တော်ရားရား။—Fit up, to prepare, ကထိတ်ကထိတ်တော်တော်ရားရား အကြားအတော်ထူးစွာ ချစ်ခင်သူ, မေညှပ်ခွေထူးစွာ ချစ်ခင်သူ။

Fit'ful, *a.* spasmodic, unstable, ထူးစွာ ချစ်ခင်သူထူးစွာ ချစ်ခင်သူ။

Fit'ness, *n.* suitability, adaptation, convenience. See FIT. *v. i.*

Five, *a.* ထပ်, (၅)။

Five'-fold, *a.* ထူးစွာ ချစ်ခင်သူထူးစွာ ချစ်ခင်သူ, ထပ်စားခွဲခွဲခွဲခွဲခွဲ။

Fix, *v. i.* to settle, rest, ဆီညှပ်ခွေထူးစွာ ချစ်ခင်သူ; to cease to be fluid, congeal, solidify, လိပ်ခွေထူးစွာ ချစ်ခင်သူ, ပိတ်ခွေထူးစွာ ချစ်ခင်သူ။——, *v. t.* to settle, မေညှပ်ခွေထူးစွာ ချစ်ခင်သူ, မေညှပ်ခွေထူးစွာ ချစ်ခင်သူ;——a time, သွန်ခွေထူးစွာ ချစ်ခင်သူ;——a color, မေညှပ်ခွေထူးစွာ ချစ်ခင်သူ; to make stable, establish, မေညှပ်ခွေထူးစွာ ချစ်ခင်သူ; to make firm or durable, နှစ်ခွေထူးစွာ ချစ်ခင်သူ, နှစ်ခွေထူးစွာ ချစ်ခင်သူ; to harden, မေညှပ်ခွေထူးစွာ ချစ်ခင်သူ, မေညှပ်ခွေထူးစွာ ချစ်ခင်သူ, မေညှပ်ခွေထူးစွာ ချစ်ခင်သူ။——the eye, ကွတ်တော်ထူးစွာ ချစ်ခင်သူ။——, *n.* a dilemma, "to be in a fix," (Fig.) ဆီညှပ်ခွေထူးစွာ ချစ်ခင်သူ, ဆီညှပ်ခွေထူးစွာ ချစ်ခင်သူ ဖေတ သွန်ခွေထူးစွာ ချစ်ခင်သူ။

Fix-ä'tion, *n.* တာသန်ခွေထူးစွာ ချစ်ခင်သူ, တာသန်ခွေထူးစွာ ချစ်ခင်သူ။

Fix'ed-ness, *n.* stability, firmness, တာသန်ခွေထူးစွာ ချစ်ခင်သူ; the state of being set or settled, တာသန်ခွေထူးစွာ ချစ်ခင်သူ, တာသန်ခွေထူးစွာ ချစ်ခင်သူ။

Fixt'üre (fikst'ür), *n.* settled position, တာသန်ခွေထူးစွာ ချစ်ခင်သူ, တာသန်ခွေထူးစွာ ချစ်ခင်သူ။

do, wolf; furl, rude, push; e.í.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as z; x as gz; n as in linger.

Fläb'bi-ness, *n.* flaccidity. See FLABBY.
 Fläb'by, *a.* wanting firmness, flaccid, ကဘွေး
 ကဘွေ, လီတပွန်, လီတပွန်တပျူ; *as*, flabby
 flesh, ဝမ်းပညာလီတပွန်တပျူ.
 Fläc'cid, *a.* flabby, limber, lax, လီဘဲ,လီစင်လီ
 ဘဲ,ကဘွေးကဘွေ,စင်ကဘိန်စင်ကဘဲ.
 Flac-cid'i-ty, Fläc'cid-ness, *n.* See FLACCID.
 Fläg, *n.* the water plant, လီထွန်ထွန်; sweet
 flag, လီထွန်; an ensign or colors, အထွန်.
 —, *v. t.* to pave with flat stones, ဓါ
 လီတင်လီတင်ဘွန်ဘွန်. —, *v. i.* to hang
 loose, လီတပွေး; to droop, lose vigor, အ
 စင်အထီစင်လီ,လီဘွေလီဘွေ.
 Fläg'eo-lät, *n.* ဝံတကလွန်.
 Fläg'el-late, *v. t.* to whip, scourge, တီတင်ရှု
 တင်.
 Fläg-el-lät'ion, *n.* See FLAGELLATE.
 Fläg'gy, *a.* weak, drooping. See FLAG, *v. i.*
 Fla-gr'i'tious, *a.* atrocious, villainous, heinous,
 အာနုးမး.
 Fla-gr'i'tious-ness, *n.* villainy. See FLAGITIOUS.
 Fläg'-öf-fi-ger, *n.* ကဘိဒုးသုးအဘိန်ဒုးမိန်.
 Fläg'on, *n.* ကိစိန်ဒုးအစုဒုး.
 Flä'gran-cy, *n.* enormity, heinousness. See
 FLAGRANT.
 Flä'grant, *a.* flaming, burning, ထာအလဲကေဂျီ
 ထီန်,ထာအမာအသးနးနးကလဲင်ခဲခဲ; *as*, a fla-
 grant war, တင်ဒုးတင်လီနးမးစိန်ခဲခဲ; noto-
 rious, atrocious, ဘွန်ဘးဒုးတင်သလူးစင်တင်က
 မန်ထီန်.
 Fläg'-ship, *n.* ကဘိထာ flag-officer ဒုးဝဲတဘွန်.
 Fläg'-staff, *n.* အထွန်အထွန်.
 Fläg'stöne, *n.* a flat stone for paving, ထာဘွန်
 ထွန်ထာပျူဒါလီတးအစီဒုးလွဲတဖန်အစီ.
 Fläil, *n.* နိုင်ဒုးထီလီအဘုထွန်.
 Fläke, *n.* any thin matter cleaving off in
 scales, flock, lamina, တင်ကဘွေးကဘွေး; a
 layer or stratum, တင်အကထာ.
 Fläm'beau (fläm'bo), *n.* a torch, ချီ, (ဝသိန်ဒုးကိး
 ထာဂျီ).
 Fläme, *v. i.* to blaze, မွန်အူကေဂျီထီန်,လဲကေဂျီထီန်.
 —, *n.* a blaze, မွန်ထွန်, မွန်အူထွန်; ex-

treme ardor, fervency, passion, သးဆွန်
 နးမး.
 Fläme'col'ored, *a.* ဒါအူကလဲင်ဒုးမွန်အူထွန်အသး.
 Flänk, *n.* the side of an animal, ဆန်ဒုးကိဒုးအ
 ကပ; the side of an army, သုးဒုးသိန်ဘိအ
 ကပ. —, *v. t.* to attack the side of, ဒုး
 ထွန်သုးထာအကပတဒိ; to take a station on
 the side of, တံးနုးအလီထာတင်ကပတဒိ.
 Flän'nel, *n.* သးကထးတကလွန်.
 Fläp, *v. i.* to move, as something broad and
 loose, လီဘွေး,လီဘွေလီဘွေး,ဝးကဘွေးကဘွေ; to
 flap, as the wings, &c. တပျူ,တပျူတပျူ,
 ဝါအဒုးဒုးဒုး. —, *v. t.* to beat with
 something broad and loose, လီထွန်ထွန်တင်.
 —, *n.* တင်တပျူတပျူ,တင်ကဘွန်လီခဲ.
 Fläre, *v. i.* to burn with an unsteady flame,
 flicker, ကဒါဝးဝဲဒုးဒုး, ကဒါဝဲဝဲလီဝဲလီထွန်; to
 open or spread outward, ဖန်ထထွန်, ကိ, ●
 မှီထီန်,ကမ္ဘီထီန်,တမ္ဘီထီန်,စမ္ဘီထီန်.
 Fläsh, *v. i.* to corruscate, သးကပြိုင်ကပြိုင်, သးကပြိုင်
 ကပြိုင်,သးကဒါထီန်အူကထွန်,တူကထွန်ကထွန်.
 Fläsh, *n.* the corruscation of flame or light,
 တင်သးကဒါထီန်, တင်သးကပြိုင်ထီန်အူကထွန်; —
 of lightning, လီဝါအဒုး.
 Fläsh'y, *a.* showy, gaudy, ဘွန်ဘးဒုးတင်မးအသး
 ဘွီကထီ,တင်ဘးဒုးတင်ကဲကဒါပံထွန်ထွန်.
 Fläsk, *n.* a kind of bottle, လီခဲဒုးမးတကထွန်; a
 powder case, ဘွီထွန်ဒုး.
 Fläsk'et, *n.* (ထီန်), နှင်တဖန်ထွန်ဒုး,နှင်တဖန်ဝါဒုး.
 Flät, *a.* level, plain, not spherical, ဘိန်ထထွန်,
 ဘွန်,ဘွန်ထွန်; level, not uneven, ဝါ,ဝါထွန်
 ကထွန်; low and level, pressed down, ဝါ
 ကထွေး, ဝါခါထွန်; even with the ground,
 low, prostrate, fallen, ဘွန်ဘးဒုးတင်လီဒုး
 စူဒုးထီန်မိန်အဘွန်မိန်; insipid, stale, vapid,
 ဘွီ; dull, monotonous, unanimating,
 ထာအထီန်လူး ထီန်ဝဲထီန်ပသးထွန်; —, *as*
 sound, ကလွန်ထွန်ထီန်လီခဲ. —, *n.* a level
 spot of ground, a plain, တင်ပါမိန်,တင်ပါ
 မိန်ပါထွန်; a shoal, ထီန်မိန်,တင်အလီခဲထီန်မိန်.
 —, *v. t.* to make low and level, မးလီ
 ပါထွန်, မးဘွန်ထွန်ထွန်; to make insipid, မး

ä, ê, î, ò, ù, ŷ, long; ä, ë, ï, ö, ü, ŷ, short; cäre, fär, läst, fäll, what; thère, veíl, tērm; pique; döne, fôr,

ဘျိုကစဲင်တၢ်; to depress in tone, မၤစုၤလိၤအကလုၢ်,မၤစုၤလိၤအကလုၢ်.
 Flät'-böt'tomed, *a.* ခံၣ်, ခံၣ်ပၤ; as, a flat-bot-
 tomed boat, ခံၣ်ခံၣ်ပၤကတၢၢ်ထံၣ်.
 Flät'-i'ron, *n.* ထးကိၢ်ထးပုၤထဲးတၢ်ကတၢၢ်ထံၣ်အိၣ်.
 Flät'-nōsed, *a.* နါစုၤတၢ်ဖၣ်, နါစုၤတၢ်ဖၣ်.
 Flät'ly, *adv.* evenly, တၢ်ထံၣ်ထံၣ်, ပၤလှၢ်ကထံၣ်;
 positively, plainly, ဗၢ်မၤန့ၤ,သပုၤတၢ်; as, he
 told him flatly that he would not go,
 အဝဲထဲထံၣ်အိၣ်သပုၤကတၢၢ်လၢအတထဲထံၣ်.
 Flät'ness, *n.* တၢ်ကတၢၢ်ထံၣ်, တၢ်ဘျၣ်ထံၣ်ထံၣ်, တၢ်ပၤလှၢ်
 ကထံၣ်.
 Flät'ten, *v. t.* to level, make flat, မၤဘျၣ်ထံၣ်တၢ်,
 မၤလိၤပၤတၢ်.
 Flät'ter, *v. t.* to coax with praise, gratify,
 wheedle, ခံၣ်ပၤတြၢ်, ကွဲၣ်ပုၤ, ခံၣ်ပုၤထးတၢ်ခံၣ်ပၤ
 တြၢ်အပုၤ; to soothe with praise, ပၤတြၢ်ပုၤ
 ပုၤအသးကလိကလိတၢ်အလိၤတၢ်အိၣ်ထံၣ်.
 Flät'ter-y, *n.* adulation, false praise. See
 FLATTER.
 Flät'ü-lence, *n.* ကထိၤထးတၢ်ပၤပုၤ. See FLATU-
 LENT.
 Flät'ü-lent, *a.* windy, ကထိၤအိၣ်ထံၣ်ထံၣ်ထးတၢ်ပၤပုၤ,
 တၢ်ပၤပုၤ, တၢ်ပၤပုၤအိၣ်ထံၣ်, တၢ်ပၤပုၤအိၣ်ထံၣ်,
 ထးထံၣ်.
 Flät'wise, *adv.* ကတၢၢ်ထံၣ်ထံၣ်; as, lay the book flat-
 wise, ပၤလိၤကတၢၢ်ထံၣ်ထံၣ်န့ၣ်တက့ၢ်.
 Fläunt, *v. i.* to flutter, ကတၢၢ်ထံၣ်ထံၣ်ထးတၢ်ပၤပုၤ,
 မၤအသးကလိကလိ, ကတၢၢ်ထံၣ်ထံၣ် မၤအသးကတြၢ်
 ပၤ, ပၤအသးလိကလိ.
 Flä'vor, *n.* odor, smell, fragrance, တၢ်န့ၣ်န့ၣ်အိၣ်;
 taste, savor, relish, တၢ်ထံၣ်ထံၣ်; a good fla-
 vor, တၢ်ထံၣ်ထံၣ်ခံၣ်; a bad flavor, တၢ်ထံၣ်ထံၣ်
 တံၣ်ထံၣ်. —, *v. t.* to give a flavor to,
 မၤအိၣ်ထံၣ်ထံၣ်တၢ်ထံၣ်ထံၣ်ခံၣ်န့ၣ်.
 Flä'vored, *a.* အိၣ်ထံၣ်ထံၣ် flavor.
 Flaw, *n.* an injury; a defect, အဆါ, အပူၤလိၤ, တၢ်
 တထးတၢ်ပုၤ; as, this slate has a flaw, it is
 not good, ထးတၢ်ဘျၣ်ထံၣ်ထံၣ်တၢ်တၢ်ထံၣ်ထံၣ်,
 အိၣ်ထံၣ်ထံၣ်အဆါလိၤ.
 Fläx, *n.* ပၤအိၣ်, ပၤအိၣ်.
 Fläx'en, *a.* made of flax, ကထိၣ်ထးတၢ်လှၢ်အိၣ်; re-
 sembling flax, လိၤကထိၣ်ထးတၢ်အိၣ်.
 Fläy, *v. t.* to skin, သဘျၣ်လှၢ်လှၢ်လှၢ်တၢ်အိၣ်.

Flēa, *n.* ကျံ, ထံၣ်ကျံ; "a flea in the ear." တၢ်ခံၣ်သး
 တၢ်ထံၣ်ထံၣ်, မၤတံၣ်တံၣ်တၢ်ခံၣ်ကျံလၢန့ၣ်ပုၤ.
 Flēa'-bite, *n.* ကျံအထံၣ်တၢ်.
 Flēam, *n.* မိမိကတၢၢ်ထံၣ်တကထံၣ်ထးပုၤမၤပၤတၢ်ထံၣ်ထံၣ်
 သ့ၣ်မိးကျိၣ်သ့ၣ်တၢ်ထံၣ်ထံၣ်.
 Flēdǵe, *v. t.* ဒုးအိၣ်ထံၣ်ထံၣ်အသ့ၣ်အခံၣ်ထံၣ်ထံၣ်.
 Flee, *v. i.* to run, ဗ့ၣ်; to avoid, shun, တးဆွဲး,
 ပုၤဒုၣ်တးဆွဲး. (See ဘကရံၣ်. ၆: ၁၁). — Flee from,
 ဗ့ၣ်သဘျၣ်. ဗ့ၣ်ပုၤလှၢ်.
 Fleece, *n.* သိမိဒုညါအဆူၣ်. —, *v. t.* တံၣ်န့ၣ်သိမိ
 ဆူၣ်; to strip of property, steal from, မၤန့ၣ်,
 တံၣ်န့ၣ်ပုၤအစုၤလိၤခိၣ်ခိၣ်ထးတၢ်ကတၢၢ်ထံၣ်ထံၣ်.
 Flee'cy, *a.* covered with wool, အိၣ်ထံၣ်ထံၣ်အဆူၣ်ကလုၢ်
 လှၢ်; resembling wool, လိၤကထိၣ်ထးတၢ်အဆူၣ်; a
 fleecy cloud,
 Fleer, *v. i.* to deride, sneer, mock, ခုၣ်ခုၣ်, ကတိၤ
 မိး, သရိၣ်, ထုၣ်ထုၣ်ထုၣ်ထုၣ်, မိၣ်ခံၣ်မိၣ်န့ၣ်.
 Fleet, *n.* a squadron, ကတိၤဒုးသးတၢ်. —, *a.*
 swift, nimble, ထးထံၣ်ထံၣ်အဆူၣ်. —, *v. i.*
 to pass swiftly, hasten over, ထးထုၣ်ထံၣ်ထံၣ်
 အဆူၣ်.
 Fleet'ing, *p. a.* transient, transitory, အိၣ်ထံၣ်ထံၣ်
 တၢ်ထံၣ်ထံၣ်. တၢ်မၤညီ.
 Fleet'ness, *n.* swiftness, speed, velocity. See
 FLEET, *a.*
 Flēsh, *n.* the covering of the bones beneath
 the skin, ပညၣ်; meat, တၢ်ညၣ်; the body,
 နီၣ်, နီၣ်ကစၢ်; carnality, lasciviousness,
 သးကလုၢ်ကလိ, တၢ်ဆၢမိၣ်န့ၣ်ထဲထးတၢ်နီၣ်မိၣ်ညၣ်တမိ
 အိၣ်; human nature, ပုၤကညီ အထုၣ်အထုၣ်;
 kindred, race, stock, ပုၤမိဘူးမိတၢ်, ပုၤအစၢၤ
 အသ့ၣ်; our own flesh or blood kindred,
 ပံးပညၣ်. See ဘမိ. ၃၀: ၂၁.
 Flēsh'ly, *a.* pertaining to the flesh, corpore-
 al, ထံၣ်ထးမိးပညၣ်ပညၣ်; pertaining to the
 body, ထံၣ်ထးမိးပညၣ်မိၣ်မိၣ်ကစၢ်; carnal, sensu-
 al, worldly, ထံၣ်ထးမိးသးကလုၢ်ကလိတၢ်, ဆၢ
 န့ၣ်တၢ်ထဲထဲထံၣ်ထံၣ်ပံးပညၣ်အိၣ်.
 Flēsh'y, *n.* corpulent, အညၣ်ထံၣ်ထံၣ်, ဘိၣ်ထံၣ်; plump,
 ဘိၣ်ထံၣ်ထံၣ်, ဘိၣ်ထံၣ်ထံၣ်ထံၣ်; fleshly lusts, တၢ်
 သးကွဲၣ်ထံၣ်ထံၣ်တၢ်မိးတၢ်ညၣ်. See ဘပုၤ. ၂: ၁၁.
 Flēx-i-bil'i-ty, *n.* pliancy, flexibleness, တၢ်ခံၣ်

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as j; ĝ as in ġet; ſ as z; x as gz; n as in linger.

ကဆိပ်, တၢ်စၢ်ကဆိပ်စၢ်ကဆိပ်, တၢ်စၢ်ဆိပ်ဆိပ်, တၢ်စၢ်
ကဍုၢ်ယၢ်.

Flëx'i-ble, *a.* pliant, pliable, စပွဲၣ်စပွဲၣ်, ကဘျးကဘျး,
စၢ်ဆိပ်စၢ်ဆိပ်; tractable, manageable, easi-
ly persuaded, ထၢ်ဆးဖိးထၢ်ပကညးန့ၣ်ညီ, ကွဲၣ်န့ၣ်
ညီ. ဖိၣ်ထွဲတၢ်, ကညးတၢ်ညီကစၢ်.

Flëx'i-ble-ness, *n.* See FLEXIBILITY.

Flëx'ile, *n.* See FLEXIBLE.

Flëx'ion, Flëx'üre (flëk'shur), *n.* the act of
bending, တၢ်ဆိးကွဲၣ်; a bend, တၢ်ဆကွဲၣ်ကိၣ်,
တၢ်ဆကွဲၣ်ကိၣ်ကွဲၣ်ကိၣ်.

Flëx'ü-ous, *a.* winding, bending, ကွဲၣ်ကိၣ်ကွဲၣ်
ကိၣ်, ကွဲၣ်တၢ်ကွဲၣ်ကွဲၣ်.

Flick'er, *v. t.* to flutter, waver, ကဖိလိၣ်ထွဲထွဲ
ထွဲ, ကဖိပံၣ်ထွဲထွဲ.

Flight, *n.* the act of fleeing, hasty departure,
တၢ်ဆၢ်; the act of flying, တၢ်လူၤ; a num-
ber of birds flying, ထီၣ်စီၣ်တၢ်လူၤတၢ်; —
of fancy, သးဆိမိၣ်တလးကွဲၣ်တၢ်လူၤလူၤ; —
of stairs, ဆီၣ်လူၤ.

Flight'i-ness, *n.* levity, giddiness, lightness.
See FLIGHTY.

Flight'y, *a.* fleeting, swift, ထၢ်ဆပူၤကွဲၣ်လူၤ, ထၢ်
ဆးဖိးတၢ်ဆိၣ်ထဲတဖိၣ်တပၣ်နီၤ; unsteady in
mind, volatile, giddy, ထၢ်ဆးဖိးသးကစိကစါ
လူၤ, တလီၤစံၣ်လီၤကျၢ်ထၢ်; slightly deranged
in mind, သးတၢ်ပုၤတၢ်ပီၤ.

Flim'si-ness, *n.* weakness. See FLIMSY.

Flim'sy, *a.* of weak texture, slight, ထိကရါ, ထိ
ကရါထိကရါ, သူကဘျး, သူထီၣ်သူထီၣ်; vain,
weak; as, you make a flimsy excuse, န
မၤပုၤဖျးသးထၢ်တၢ်ကလိကလိအပူၤ.

Flinch, *v. i.* to shrink, wince, ထူးက့ၤ, ဝုၤက့ၤ;
—from fear, to quail, ပျံၤတၢ်ဖိးဝုၤက့ၤထဲ
လီၤခံ, ပျံၤတၢ်ဖိးထူးက့ၤထဲ.

Fling, *v. t.* to throw, hurl, cast, ကွဲၣ်; to throw
to the ground, prostrate, ကွဲၣ်လီၤကွဲၣ်, စူးလီၤ
ကွဲၣ်တၢ်. —, *v. i.* to fling into violent
gestures, ခံၣ်ကစိကစါ, ဥးစုၤစုၤခိၣ်, တက့ၣ်စုတက့ၣ်
ခိၣ်ထၢ်တၢ်ဆိၣ်တၢ်လူၤအပူၤ; to make cutting
remarks, sneer, gibe, ကတိၤဆဲးသ့ၣ်ဆဲးသးပုၤ
ထၢ်ဆိၣ်လူၤအပူၤ.—Fling away, to reject,
discard, ညီကွဲၣ်, စူးကွဲၣ်.—Fling open, ဆိးပိ

ထီၣ်တၢ်တဘျီ ဆီ.—Fling out, to utter or
speak in a harsh, abrupt manner, ကတိၤ
ဆိၣ်ပုၤအသးထၢ်တၢ်ဆိၣ်တၢ်လူၤအပူၤ.—Fling up,
to relinquish, abandon, ညီကွဲၣ်တၢ်, တမၤ
ထၢ်ဆၢ်ထဲထၢ်.—, *n.* a cast, a throw, a
sarcasm, a sneer. See FLING, *v. i.*

Flint, *n.* ထၢ်မ့ၣ်; —to strik fire with, ထၢ်
မ့ၣ်; —of a musket, ကျိထၢ်မ့ၣ်.

Flint'y, *a.* consisting of flint, ဆိၣ်မိးထၢ်မ့ၣ်အါ,
ထၢ်ဆးဖိးထၢ်မ့ၣ်; resembling flint, လီၤဝဲၣ်
ထၢ်မ့ၣ်, မၤအသးထဲထၢ်မ့ၣ်အသး; a flinty heart,
သးကိၤ, သ့ၣ်ကိၤသးကိၤ, သ့ၣ်ကိၤသးလီၤတအိၣ်ထၢ်.

Flip'pan-cy, *n.* See FLIPPANT.

Flip'pant, *a.* ထၢ်ဆကတိၤတၢ်ကမ့ၣ်ကမ့ၣ်, ကတိၤတၢ်က
မ့ၣ်ကမ့ၣ်, ကတိၤတၢ်ကမ့ၣ်စဲးဆး, ကတိၤတၢ်စိထံလူၤ
လီၤထဲအသး, ကတိၤတၢ်မ့ၣ်တၢ်လူၤလူၤ, ကတိၤတၢ်ကမ့ၣ်ကမ့ၣ်,
ကတိၤတၢ်မၤအသးကမ့ၣ်ကမ့ၣ်.

Flirt, *v. t.* to throw with a jerk, fling, တမ့ၣ်
ထီၣ်, တတျံၣ်ကွဲၣ်.—, *v. i.* to be light
and unsteady, coquet, စီၤကျိၤ, စီၤကျိၤစီၤကျိၤ,
မၤခဲမၤခိ, မၤတလီၤစံၣ်လီၤခံထၢ်.—, *n.* a
flighty girl, a coquette, ဖိၣ်ခုၣ်ခိၣ်ထၢ်ဆ
တက့ၣ်လီၤတၢ်ထၢ်, မၤအသးစီၤကျိၤစီၤကျိၤ. See
FLIRT. *v. t.*

Flir-tä'tion, *n.* coquetry. See FLIRT. *v. i.*

Flit, *v. i.* ထူၤပုၤကွဲၣ်တၢ်လူၤ, ထူၤပုၤကွဲၣ်တၢ်လူၤသးထၢ်
အလီၤတပူၤဝဲတပူၤ.

Flitch, *n.* ထိးအကပတမိ.

Floät, *v. i.* to remain without sinking, swim,
ထီၣ်ဖိ; —with the tide or current, လီၤ
ထွဲထဲ, လီၤထွဲမိၣ်ထွဲထဲထဲ.—, *v. t.* to raft,
ဒူးထီၣ်ဖိ, ဒူးလီၤထွဲ; as, to float logs from
Henthada down to Rangoon, ဒူးလီၤထွဲသ့ၣ်
ပူၤတဖၣ်ထၢ်တၢ်ကတးဆူၣ်တက့ၣ်.—, *n.* any-
thing that floats, တၢ်တပံၤမၤထၢ်အထီၣ်ဖိ; a
raft, ထီ, မိၣ်.

Flock, *n.* —of sheep &c. သိ, ခဲၣ်ထဲထဲတဖု; —
of birds, ထီၣ်တဖိ, ထီၣ်တဖု.—, *v. i.* ထဲ
အိၣ်စူးမိၣ်.

Flock'-béd, *n.* ထီၣ်ပူၤထၢ်မၤမဲးသိအဆူၣ်.

Flog, *v. t.* to whip, lash, chastise, တီၢ်တၢ်, ဣတၢ်.

Flood, *n.* an inundation, a freshet, ထံထံထၢ်

ä, ê, î, ò, ù, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre, fär, läst, fall, what; thêre, veil, têrm; pique; dône, fôr,

တၢ်; the flowing of the tide, ဝံထီၣ်.—, *v. t.* ထံၣ်လုၣ်သၢတၢ်.
Flood'-gate *n.* ထံၣ်ကွၢၤထံၣ်ခိၣ်.
Flood'ing, *n.* တၢ်ဆါသ့ၣ်ဘၢသ့ၣ်ဆဲၤ, တၢ်သ့ၣ်ဆီၣ်.
Flood'-mark, *n.* တၢ်မၤနီၣ်ထံၣ်ထီၣ်အလီၤ.
Floor, *n.* the bottom of a room, ဒၢးအဆီ, ဆီခိၣ်; a story, ဆီ; the first floor or story, အခိၣ်ထံၣ်တဆီ.—, *v. t.* to lay a floor, ဆီလီၤ, ကျဲၤလီၤ, ဒါလီၤသ့ၣ်ထီၣ်; to throw on the floor, ကွၢ်လီၤထၢဆီခိၣ်, *Fig.* မၤန့ၢ်ပၤထၢတၢ်ကတိၤအိၣ်.
Flō'ral, *a.* ထၣ်ဆၢဒီးဖိတၢ်ခၢၣ်, လၢပဲၤဝဲဒီးဖိတၢ်ခၢၣ်.
Flo-rēs'cence, *n.* တၢ်ဖိ, တၢ်ဖိထီၣ်ဒီးထီၣ်.
Flōr'id, *a.* red, ဝီၤ, လီၤကံၤထၢဖိအဝီၤတၢ်ခၢၣ်; florid, excessively ornate, as language, ကတိၤတၢ်ဆီထၢဝဲဒီးဖိအသိး.
Flōr'id-ness, *n.* တၢ်ဝီၤကလုၤ. See FLORID.
Flōr'in, *n.* တဲကိတကလုၣ်ထၢအဲၣ်ဂထံၣ်အကီၢ်ထံၣ်ဒီးဖိတၢ်ခၢၣ်.
Flō'rist, *n.* ပၤထၢအမၤနီၣ်, တၢ်န့ၢ်ဖိအကလုၣ်ကလုၣ်အမိၣ်ထၢအလီၤဆီလီၢ်အသးဒီးအံၤန့ၢ်.
Flōss, *n.* အလုၤအထဲၤကလုၣ်လုၤ.
Flōss'sy, *a.* ထၣ်ဆၢဒီး floss, လီၤကံၤဒီး floss.
Flō'ta, *Flo-tila*, *n.* *Spa.* a fleet, ကတိၤထၢအထၣ်ဆၢလီၢ်အသးတၢ်ပု.
Flōt'son, *n.* တၢ်ဖိတၢ်ထံၣ်ထၢအလီၤထံၣ်ဒီးအကစၢ်တအိၣ်ထီၣ်.
Flounce, *v. i.* to throw the limbs about irregularly, flounder, struggle, ဝဲၤပျၢၣ်ဝဲၤသ့ၣ်ဝဲ.—, *v. t.* to deck with a flounce, မၤဆဲၤမၤထၢထီၣ်ဆုဒီး flounce, ဆးသ့ၣ်ဒီးထီၣ်ဆုထၢတၢ်ကထၢကဲၣ်အံၤန့ၢ်.—, *n.* a loose, puckered trimming, တၢ်ဆးသ့ၣ်ထၢပိၣ်ရုၣ်ပိၣ်မၤသ့ၣ်ဒီးထီၣ်အဆု.
Floun'der, *n.* See FLOUNCE, *v. i.*
Flour, *n.* တၢ်ကမုၢ်; wheat-flour, ဘုကွၢ်အကမုၢ်; rice-flour, ယုၤသးအကမုၢ်; medicinal powder, တထံၣ်အကမုၢ်.—, *v. t.* ဖွံတၢ်ဒီးကိၣ်အကမုၢ်.
Flour'ish, *v. i.* to thrive luxuriantly, thrive, ဖိၣ်ထီၣ်ထီၣ်ခိၣ်; to be prosperous, ထူၤထီၣ်တီၤထီၣ်ဝဲ; to use copious and florid language, ကတိၤတၢ်ဆါဆါဝီၤဝီၤအိၣ်ဒီးအဆီအလၢ;

to use bold, sweeping strokes in writing, ကွဲၤတၢ်ကီၤပံၤကီၤပဝါ, ထူၤတၢ်ဒီးထူၤတၢ်ဒီးတၢ်ဒီးအံၤန့ၢ်ဝဲ.—, *v. i.* to ornament, to embellish, မၤကထၢတၢ်ကထဲတၢ်, မၤဆဲၤမၤထၢတၢ်; — a sword, to brandish, ဒုးန့ၢ်ဝံၣ်ဝံၣ်ထီၣ်ဒုးတဘျၢ.
Flout, *v. t.* မၤတၢ်တုၤတုၤ, ဒုၣ်ခိၣ်.—, *n.* တၢ်တၢ်တုၤတုၤ, တၢ်ဒုၣ်ခိၣ်.
Flōw, *v. i.* to run, as water, ယွၤလီၤ; to rise, as the tide, ဝံထီၣ်; to proceed from, issue, ထီၣ်, ထဲထီၣ်; as, he cut his leg and the blood flowed, အဝဲအခိၣ်ထီၣ်တူၣ်ဒီးသ့ၣ်ထီၣ်လီၤ; to abound, be copious; as, the blessings of God flow to me, or abound to me, ကစၢ်ယွၤအတၢ်ဆီၣ်ပုၤလီၤထီၣ်ထၢ ခါအါဝီၤဝီၤလီၤ; to hang loose and waving, ကတြၢၤဒၢ, ဝံၣ်တြီၢ်ဝံၣ်တြီၢ်; as, a loose garment, ဆုဝီၤကံၤ, ဆုဝံၣ်တြီၢ်ဝံၣ်တြီၢ်.—**Flow out**, ထဲပၢၢ်ထီၣ်ကွၢ်, ယွၤထီၣ်ကွၢ်.—**Flow down**, as tears, (ခဲၣ်ထံ) လီၤလူ, ခဲၣ်ထံ လီၤလူ လီၤဝံၣ်.—, *n.* a stream of water or other fluid, a current, တၢ်ယွၤလီၤဝဲ; abundance, copiousness, တၢ်အါအါဝီၤဝီၤ.
Flower, *n.* a bloom, a blossom, ဖိ; the fairest, choicest part of anything, တၢ်အဝုၤကတၢၢ်.—, *v. i.* to blossom, bloom, ဖိထီၣ်, ဒီးထီၣ်.
Flow'er-būd, *n.* ဖိဘိၣ်.
Flow'ered, *a.* embellished with figures of flowers, အိၣ်ဒီးတၢ်ကံၣ်တၢ်ပု.
Flow'er-et, *n.* a floret, ဖိဖိ, ဖိတြီၤကံၣ်.
Flow'er-y, *a.* full of flowers, ပုၤဝဲဒီးဖိတၢ်ခၢၣ်, ဖိအိၣ်အါအါဝီၤဝီၤ; embellished, ဆဲၤထၢဝဲဒီးဖိတၢ်ခၢၣ်, ကံၣ်ပုၤဝဲဒီးဖိတၢ်ခၢၣ်.
Flūc'tū-āte, *v. i.* to move hither and thither, ဝဲၤကထၢကထၢ, ဝဲၤထၢအံၤလၢန့ၢ်; to waver, be in doubt, vacillate, သးကဲၣ်ကဲၣ်, သးဒုၣ်ခိၣ်ဒုၣ်ခိၣ်.
Flūc-tū-ā'tion, *n.* unsteadiness. See FLUCTUATE.
Flūe (flū), *n.* ဝုၣ်အုၣ်ထီၣ်အဖျိ.
Flū'en-gy, *n.* ကတိၤတၢ်ယွၤဒီးထံ, ကတိၤတၢ်ဒီးထံယွၤအသိး, ဝဲၤပံၤတၢ်အသိးကတိၤတၢ်သ့မး.
Flū'ent, *a.* flowing, liquid, ညီၣ်န့ၢ်ယွၤလီၤဝဲ, ယွၤလီၤသ့; ready in the use of words, voluble. See FLUENCY.

dg, wōlf; fūrl, rŭde, pŭsh; *e. i. o.* silent; ç as s; çh as sh; ġ as j; ġ as in ġet; ſ as z; x as gz; n as in linger.

Flu'id, *n.* တော်အထံ, တော်ထာအယူလီသု. —, *a.* သာ
အယူလီသု.
 Flu'id'i-ty, Flu'id-ness, *n.* the quality of being
capable of flowing, အတော်ယူသု; the state
of being fluid, တော်ယူသု, တော်ကဲထီတော်ယူလီ
သု.
 Fluke, *n.* ထာဂံသကု, ထာသကု, နိုင်ကွေး, နိုင်ကြံ.
 Flume, *n.* a passage or channel for water
that drives a mill-wheel, a mill-race, ထံ
ကျိတတထုင်ထာမဲးတရံးထာအကျိပူ.
 Flum'ner-y, *a.* a sort of pap, ကိပ်ပွဲင်ကလုတုတက
ထုင်; empty words, nonsense, တော်ကတိထာ
အထံးအကင်တအိပ်ထပ်, တဂိင်တထီထပ်.
 Flur'ry, *n.* bustle, hurry, confusion, တော်မေးနါ
မိ, ဂီ, ဂု, ဂိ, ကေးထာ သးတထီ, တံ, ထီ, ဆဲး အပူ.
—, *v. t.* to excite, agitate, မတော်ကရီ
ကရဲ, သူင်မိသးဝေ.
 Flush, *v. i.* to come suddenly, ထဲပာ်ထီတဘျီထီ;
to become red, flush, ဂီထီထဲ. —, *a.*
vigorous, fresh, bright, ဆူင်, အိပ်ဆူင်အိပ်
ဆူ; abounding in, affluent, ထပ်ဆားမီးတော်မ
နုအိပ်ကဲ, အိပ်ထာထဲထဲ.
 Flushed', *p. a.* red in the face, မဲင်ဂီထီမိအ
သးဂီကထု; elated, သးရထီ, သးတထီတ
ထုင်ထီ, သူင်မိသးမိ.
 Flüs'ter, *v. t.* to confuse, muddle, မတော်ကရီက
ရဲ.
 Flüte, *n.* a kind of wind instrument, ဝံ, ပလ္လင်; *
a channel in a pillar, တော်ပျူထီ, အတော်
ထီ, ဧာ်ဆာ, အကျိ, တ ဝှ် မီးတဝှ်ထာတၢင်အထီ.
—, *v. i.* to play on a flute, အူဝံ, အူပ
လ္လင်; to form flutes or channels, မနုတော်
အကျိ.
 Flüt'ed, *p. a.* အိပ်မီးအကျိ; as, a fluted column,
တၢင်အိပ်မီးအကျိထီ, ဆၢင်တကျိထပ်တကျိ.
 Flüt'ter, *v. i.* to flap the wings, hover, တပျူင်
အမိ; to vibrate, wave, ဝဲးမဲးမဲး, ဝဲးမဲးမဲး, ဝဲး
တပျူင်တပျူင်; to be agitated, သူင်ကမီးသးကမီး.
—, *v. t.* to agitate, disorder, မတူးမ
ဝဲးတပျူင်တပျူင်. —, *n.* တော်ပူးတော်ဝဲး တပျူင်
တပျူင်, တော်တပျူင်အမိ.
 Flux, *n.* a flow, တော်ယူလီထဲတော်ထံအထီ, တော်ယူလီ
တကုတော်ပူ; a passing, တော်ထဲပူကွဲ; dys-

entery, a purging, တော်ဆီလူ, တော်ဆီထာ
ဝဲ.
 Flux'ion, *n.* See FLUX.
 Fly, *v. i.* as a bird, ထု; to pass swiftly, ထဲ, ဆူ
ဆူ; to flee, run away, try to escape, သု
တော်, သုပူကွဲတော်; — as a spring, တပျူဝဲ, ဝံ
ဆူ; to part asunder, burst, ဝဲး, ဝဲး, ဝဲး
ဆူ. — Fly at, to rush on, သဖွဲးထီ, ကြိ
ထီ; as, the cat flew at the dog, သပ်မဲ
ထီ, သဖွဲးထီထွဲ; the hen flew at the cat,
ဆီမိပှ်နု, ကြိထီထီထပ်မဲထီ; to let fly, to
shoot, discharge, ဝဲ. — Fly in the face
of, to insult, assail, resist, ကတိဆီပူအ
သး, ထီမိအီ, တထီထီ. — Fly back, တပျူကမိ
ကု. — Fly into, as a passion, သးမိထီ
ဖူးတဘျီထီ. — Fly off, ဝဲကွဲ. — Fly open, ထီ
ထီထီထီထီထီထီ. — Fly out, to rush
out, ထာထီကွဲတထီထီ. — Fly up, တမီးထီ.
—, *v. t.* to shun, avoid, ထာဆွဲး; — a
kite, ရုထုထီမိထီထီ.
 Fly'-blow, *v. t.* သပ်ဘုထီထာမိ. *n.* သပ်ဘုထီထာမိ.
 Fly'-flap, *n.* တော်ပူင်ကွဲထပ်ဘုထီ.
 Fly'ing, *a.* waving, ထပ်ဆားမီးတော်ဝဲး ထဲ, ထီ, ထဲ
ထီ; as, flying colors, အထပ်ဝဲးထဲထီထဲ
ထီ; မဲးမဲးတော်အထီတထပ်တော်မေးနါအီထပ်.
 Fly'ing-hörse, *n.* ကထုပူ, ကထုကထဲ.
 Fly'-leaf, *n.* ထီထဲကထုထာအအိပ်သဘူထဲထာထီထဲ
ကထုအိပ်ထံးမီးထာအကဟာ်, တကထုထဲကထု.
 Föal, *n.* ကထုမိ. —, *v. t.* ကထုမိပှ်ထီ.
 Föam, *n.* froth, spume, ထံသထွဲ. —, *v. i.* to
gather foam, ထံသထွဲထီ; to throw out
foam, ထံသထွဲထီထီ; to be in a rage,
သးမိထီထီထုထီထီထီထီ.
 Föam'y, *a.* frothy, spummy, ထာထဲသထွဲထီ, အိပ်မီး
အသထွဲ.
 Föb, *n.* a watch-pocket, နုင်ပှ်မိအာ, နုင်ပှ်မိအ
ထာ.
 Fö'cal, *a.* ထပ်ဆားမီး focus. See FOCUS.
 Fö'cal-ize, *v. t.* to concentrate, ရုထုပှ်တော်ဆူ
focus; as, light is focalized in the eye
and sound in the ear, တော်ကမီးထုထုမီးတော်
ရုထုပှ်ထီထာပဲင်ပူနုမီးအအာ်အထီထပ်ဆားမီး
တော်ထီ, မီးထုပှ်အသးထာပူနုပူ.

ä, ê, î, ò, ù, ÿ, long; ä, ë, î, ö, ü, ÿ, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; dōne, fōr,

Fō'cus, *n.* ဝက္ကံတိုက်ထာဝရသံကထာဝရဒါးအလီဝဲအတိုက်
 ဝါးအလှူစူးမြိုင်ပဲနုပင်ကိမ်းအိယာတိုက်ကဝါးအ focus.
 Fōd'der, *n.* ကျိမ်းက သွင် တ ဖင် အ ဆင်. —, *v. t.*
 ထွင်စူးအိပ်ကျိမ်းကသွင်တဖင်အဆင်.
 Fōe, *n.* an enemy, an opponent, တိုက်အချင်အခါ.
 Fōe'-man, *n.* an adversary in war, ဖှာအချင်အခါ.
 Fōg, *n.* ဘွင်.
 Fōg'gī-ness, *n.* See FOGGY.
 Fōg'gy, *a.* misty, ဘွင်လီ, တင်ဒီးဘွင်လီ; very
 foggy, ဘွင်တိပ်မး; dull, obscure, တပာ်တင်,
 ဖှာတဂုတင်; as foggy ideas, တိုက်ခိကမိင်တ
 ထးနုတပာ်တင်.
 Fō'gy, *n.* a person behind the times, a dull
 old fellow, ဖှာမာဝဲခိအိပာ်အခံအ ဖှ မာ ဝဲ အ
 သိး, လဲယာညါမာဝဲတကွာ်တစင်တင်.
 Fōi'ble, *n.* a defect, a weakness, a frailty, ထး
 အိင်တိုက်ကြိကြိ.
 Foil, *v. t.* to defeat, thwart, မးနုမးဆင်တိုက်;
 to frustrate, baffle, balk, ကြိဝဲဒီးမးတးဝါ
 ဖှာအတိုက်ကူင်. —, *n.* a defeat, တိုက်ဒီးတင်
 တိုက်မးနုမးဆင်; a failure of an attempt,
 a miscarriage. တိုက်ကူင်တလဲထိင်တင်, တးဝါဝဲ;
 a blunt sword used in fencing, နးတိုက်အိင်
 ဒီးအကမိင်ထာဝရဒါးနုခိသိးအသုတတင်ဆဲးပှာတ ဂု ;
 a thin leaf of metal, တိုက်သုကဘုံးသုသလီ,
 မာဝဲဒီးထူတနု, စုတနု, ထိတနု, စာ်တနု, ပှင်တနု
 သတးဒီး foil အိင်ဝဲအကထုင်ကလုင်လီ.
 Foist, *v. t.* to interpolate, ဖှာနုင်သုသုင်တိုက်ထာအတ
 ဝှာ်တတိုက်ထာထိင်အပှာ.
 Fōld, *n.* a pen for sheep, သိအဂါ, သိအကဂါ; a
 flock of sheep, သိတဖူထာအဆင်ပးဒီးတဂါဒါ;
 a plait, double, တိုက်ခွဲ; as much again,
 စး; as, two-fold, ခံစး; three-fold, သာစး &c.
 —, *v. t.* to enclose sheep in a pen,
 ခူးနုင်သိတဖူထာအဂါပှာ; to double, ခွဲ; —
 the arms, သဝံထိင်စု; —the hands, မှိုင်
 ထိင်စုညါသး, သိင်ဘိင်ထိင် စု ညါ သး.—Fold up,
 ခွဲထိင်.
 Fōl-der, *n.* နိုင်ခွဲ.
 Fōld'ing, *a.* as a door, ဝဲကြိအိင်ခံကပာ.
 Fōl'i-age, *n.* သွင်ဒီးသွင်ထင်တစင်.
 Fōli-ate, *v. t.* to beat into a thin plate, မိက
 ဘွင်တိုက်; to spread over with a thin coat

of tin and quicksilver; as, to foliate a
 looking-glass, ကလုင်လီပတါ*ထာပှင်သထာ
 အလီဝဲဒီးကျးလီထာဝဲထံ က ထာ အ ချာ. —,
a. ထင်ပးဒီးတိုက်ဒီးတိုက်ထင်တစင်.
 Fō'li-o, *n. or a.* စးမိတခွဲဒါ.
 Fōlk (fōlk), *n. (pl. folks)* people in general,
 ဖှာသွင်တစင်.
 Fōll'icle, *n. Anat.* a small gland, ဂှင် (gland)
 မိထာပဝဲပညင်အကျါ, ခုခုကိးထာထိင် ဒါ မိ ဒါ တ
 ဖှင်လီ, တဘိတဘိနုခိတဖင်ပှာခဲဝဲခိထာတိုက်အူသ
 မှိအိလီ; *Bot.* a pod, တိုက်အစာအိင်ဒီးတိုက်အခွဲ
 ထာအပှာ.
 Fōl'lōw, *v. t.* to go after, လဲပိင်တိုက်အခံ; to suc-
 ceed in course, ensue, မိင်ထွဲလိင်အခံ, မိင်တိုက်
 အခံခိအတင်ထွဲ လိင် အ သး အ သိး; to pursue,
 chase, လှူတိုက်; as, my dog pursued a
 deer, ထထိုင်လှူတိုက်လှူတိုက်လှူလီ; to obey, လှူ
 မိင်ထွဲတိုက်ထိင်တိုက် သိ အ ခံ; to endeavor to be
 or do like, imitate, copy, ကွာ်လီမးဒီး; to
 adhere to, ခဲဘူးလိင်အသးထာပှာ တ ဂါ ဂါ, မာ
 တင်ပးလိင်အသးထာမတမတ; to practice as
 stated business, ညှိနုမးတိုက်ခံးတိုက် မာ တ ဝဲ
 ဝဲ.—Follow about, to accompany, at-
 tend, လဲပိင်တိုက်အခံကျိကျိ, လဲပိင်တိုက်အခံ တ ပှာ
 ထင်တပှာ.
 Fōl'lōw-er, *n.* a disciple, an imitator, an at-
 tendant, a retainer, အပှာ်အဘိင်, အခဲအပှာ.
 Fōl'ly, *n.* want of good sense, levity, foolery,
 တိုက်မး, တိုက်သွင်တဆးသးတဆးတင်, တိုက်သးတပာ,
 တိုက်မာထာအတိင်တဘိင်တင်.
 Fo-mēnt', *v. t.* to apply a warm medicament,
 or warm water, ခံ်ထိးခံ်ပှာ; to apply a
 warm cloth, သင်ခံ်ထိး; to excite, en-
 courage, ထိင် တူး ထိင် ဝဲ ပှာ သွင် တ ဖှင်အသး;
 —a quarrel, ခူးခွင်လိင်မိးကွာ်ထိင်တိုက်အ
 မိင်ထံ, ခဲင်ကမိင်ခဲင်ကပာတိုက်.
 Fō-men-tā'tion, *n.* တသိင်ဂုဂု, သွင်ဒီးသွင်ထင်ဂုဂု,
 ထာပှာခံ်ထိးခံ်ပှာတိုက်ဆါ, တိုက်ခံ်ထိးခံ်ပှာတိုက်.
 Fōnd, *a.* loving, tender, doting, ထင်ပးဒီးတိုက်
 အခင်တိုက်ကွဲတိုက်, တိုက်အခင်ဒီး; as, the teacher is
 fond of children, သရင်တဂါနုခိအခင်ဒီးမိ ဝဲ မိ
 သင်; I am fond of mangoes, ထဲခင်ယအခင်
 ဒီးအိင်သမိးသင်လီ.

do, wolf; farl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

Fön'dle, *v. t.* to caress, မီးဝဲ,ကထာဝဲ,နာမူဝဲ,ပွိုဝဲ
 ဝဲပွိုဝဲမီးဝဲထာအတၢ်အိၣ်အဆိ.
 Fönd'ness, *n.* affection, love. See FOND.
 Fönt, *n.* a spring or fountain, ထံထီၣ်ဝါၣ်,ထံမူ;
 a baptismal font, တၢ်အလီၢ်ထာအအိၣ်ပွဲၤမီးဝဲ
 ထာပုၤကမိးဘျၢတၢ်အစီၢ်, ပုၤဖွဲထံဖိမာဝဲဆံးတက့ၢ်ထဲ
 ထာအက ဖွဲထံ အစီၢ်.—, *n.* a complete
 assortment of printing type, a fount,
 ထံမံၣ်ဖျၢၣ်တကလုၣ်မီးတကလုၣ်အါဝဲတုၤဒၣ် ထံ အ
 ထာၣ်အခါးထာပုၣ်နံးထံအစီၢ်.
 Fönt'a-nël, a vacancy in the infant crani-
 um, ဖိသၣ်အခိၣ်ထံ.
 Food, *n.* victuals, meat, provisions, တၢ်အိၣ်
 တၢ်အိ,တၢ်အဆၣ်.
 Fool, *n.* an idiot, ပုၤပျၢၣ်; an unwise person,
 a simpleton, ပုၤထာအတၢ်ကုၣ်တအိၣ်, ပုၤသး
 တဆး; a buffoon, a jester, ပုၤကလိကလိၣ်;
 to make a fool of, လိန့ၢ်လိၣ်ကွဲပုၤထာတၢ်
 အဝုၣ်တမံၤမံၤ.—, *v. i.* to trifle away
 time, မၤလၢၣ်ကွဲၣ်အဆၢအကတီၢ်ထာလိၣ်ထွဲတၢ်အ
 ပုၤ.—, *v. t.* to cheat, impose upon,
 လိန့ၢ်တၢ်.—Fool away, ခုးလၢၣ်ကွဲၣ်တၢ်ထာအ
 ဘျးတအိၣ်,ကြိကြိ.
 Fool'er-y, *n.* foolish conduct, တၢ်မၤထာအဝုၣ်အ
 ကျိတအိၣ်,တၢ်မၤကြိကြိ.
 Fool-härd'i-ness, *n.* rashness. See FOOL-
 HARDY.
 Fool'härd'y, *a.* rash, venturesome, ခုဝဲထာအ
 တၢ်ကုၣ်,တၢ်သ့ၣ်ညါတအိၣ်အပုၤကြိကြိ.
 Fool'ish, *a.* wanting in common intellect,
 silly, simple, ထာအတၢ်ကုၣ်တၢ်ဆးတအိၣ်;
 —person, ပုၤတးဂီၤဖိ, ပုၤအသးတဆး, ပုၤ
 ထာအတၢ်ကုၣ်တအိၣ်; useless, profitless, ထာ
 အဘျးတအိၣ်ထၣ်,ထၣ်ဆးထာအတၢ်တၢ်တၢ်ထီၣ်ထၣ်.
 Fool'ish-ness, *n.* folly. See FOOLISH.
 Fools'cäp, *n.* ဝဲခိတကလုၣ်.
 Foot, *n.* the end of the leg, ခိၣ်ထၣ်; base,
 bottom, foundation, တၢ်အခိၣ်ထံး, တၢ်အခဲ
 ဝဲ; a measure of 12 inches, တၢ်ထီၣ်တမံၤ
 အိၣ်ဝဲ ၁၂ ခုၣ်ခိၣ်, နိပမံးတၢ်အသိးတခိၣ်ထီၣ်;
 infantry, သုးမိတဝဲၣ်ထာအထဲၤခုးတၢ်န့ၣ်တအိၣ်ထၣ်
 မိးကသ့ၣ်ကဆိ, မိးန့ၣ်မိးကဘိမိး ထၣ်, ခုမုၢ် ထဲၤ ဝဲ ထဲ
 အခိၣ်ထီၣ်; to set on foot, start, begin,

originate, မၤဝဲထီၣ်တၢ်တမံၤမံၤ.—, *v. t.*
 to kick, spurn, ထု; to ascertain and set
 down the sum total, ပၣ်ဖျိၣ်တၢ်ဝဲထာၣ်တဝဲ.
 —, *v. i.* to walk, တးထာခိၣ်; to go on
 foot, ထဲထာခိၣ်.
 Foot'-ball, *n.* တၢ်ဖျၢၣ်သထာပုၤဝဲထာၣ်အခိၣ်, ပထီၤ
 ကိးထာခွဲလူ.
 Foot'-boy, *n.* ဖိသၣ်ခွါထာအထဲၤမိၣ်အကစၢ် အခဲမိး မိး
 ထၣ်တၢ်မၤအိၣ်အိၣ်ခိၣ်န့ၢ်.
 Foot'-hold, *n.* တၢ်ထီၣ်ကျၢၤဆၣ်,ခိၣ်ထီၣ်ကျၢၤဆၣ်.
 Foot'-ing, *n.* ground for the foot, တၢ်ခိၣ်ထာအ
 ကျၢၤဝဲ; foundation, တၢ်အခိၣ်ထံး; perma-
 nent position, အလီၢ်ခိၣ်ထီၣ်ကျၢၤ.
 Foot'-man, *n.* a livery-man, ပုၤတတၢ်ထာအမိၣ်ထွဲ
 အကစၢ်အခဲမိးမိးထၣ်တၢ်မၤထီၣ်မၤလိၣ်မိၣ်,ပုၤမိးထွဲ
 အခဲ.
 Foot'-pad, *n.* a highwayman, ပုၤထာအမိးဂုၣ်ဆူၣ်
 န့ၢ်ပုၤဂၤအတၢ်ထာကျဲအုးကမိၣ်လိၣ်.
 Foot'-path, *n.* ကျဲကျိမိ.
 Foot'-print, *n.* ခိၣ်ထီၣ်.
 Foot'-stalk, *n.* a petiole, a pedicel, သ့ၣ်ထၣ်အု
 အခိၣ်ခိၣ်,အသလူ.
 Foot'-stëp, *n.* a track, တခိၣ်ထီၣ်,တခိၣ်ခါ.
 Foot'-stool, *n.* ခိၣ်ထီၣ်လိၣ်.
 Foot'-stöve. *n.* ခိၣ်ကပူၤထးဖိတကလုၣ်ထာပုၤပၣ်ထာ
 ထီၣ်အခိၣ်ထာအလိၣ်.
 Foot'ing, *n.* ground for the foot, တၢ်ခိၣ်ထီၣ်
 ကျၢၤဝဲ; foundation, တၢ်အခိၣ်ထံး; perma-
 nent position, foot-hold, အလီၢ်ခိၣ်, အလီၢ်
 ကျၢၤ.
 Föp, *n.* a dandy, an exquisite, a coxcomb,
 ပုၤထာအပၣ်ဂုၤအသး,ပုၤထာအပၣ်ကဇာထာအသးက
 လိးကလိး.
 Föp'per-y, *n.* coxcombry. See FOPPISH.
 Föp'pish, *a.* dandyish, spruce, မၤအသးမိ fop
 အလုၢ်အလုၢ်အသိး, လိၣ်ကထာ fop; ပၣ်အသးလိ
 ကလိးမး.
 Fôr, *prep.* for the sake of, ထာအစီၢ်; on ac-
 count of, ထာအဆိ, ထာအခိၣ်အဆိ; instead
 of, ထာအလီၢ်; as, he went for me, အဝဲ
 န့ၣ်ထဲထာထာလိၣ်; in order to, နိသိးမိး; go
 towards, ထဲထာလိၣ်, ထဲထာစၢ်ဆၢ; as, we
 sailed for China, ပမိးကဘိလိၣ်လိၣ်ဆူတက့ၢ်အ

ä, ê, î, ò, ü, y, long; ä, ê, î, ö, ü, y, short; cäre, fär, läst, fall, whät; thêre, veil, têrm; pique; dône, fôr,

ကို; throughout, မိ,မိ—ညါ; as, for a year, မိန့်ညါ; notwithstanding, မှန်သကဲ့; why, မှန်အောင်လုပ်. —, conj. since, because, မိ,မိ,မိန့်မိ,မိအောင်လုပ်. See စံ. ၁၃၆: ၁.

För-as-much-as, conj. inasmuch, since, သတား မိ; as, forasmuch as you went, မှန်နဲ့ထဲ တွဲသတားမိ.

Förage, n. food for horses and cattle, ကသွန်က ဆီ, ကျိန်မီးနွှဲမီးသွန်တောင်ဆောင်. —, v. t. to collect forage, ဆွန့်ကသွန်ကဆီ, ကျိန်မီးနွှဲမီး ဆောင်; to plunder at large, ravage, တား ဝှဲပျက်နှုတ်တိုက်အစွန်အစာအစိုက်ပူ.

För-äy', or För'äy, n. တာမိဂ်ဝံဆာကီဆာမီးဂုဏ်နု ဆိုင်တာ.

For-bear', v. i. to abstain from, cease, stop, မိန့်ကတိ,မိတို; to refrain, တမေထာထင်; to decline, မိတို. (See စံ. ၂: ၇); to be patient, ဝံသားစူ. —, v. t. to avoid, တား ဆွဲ,ပုခွန်တားဆွဲတို; to bear with, indulge, ဝံသားစူအိ.

For-bear'ance, n. a patient disposition, long-suffering, lenity, သွန်စူသားစူ,တင်ညီနွှဲဝံသား စူတာ. See FORBEAR.

For-bid', v. t. to interdict, prohibit, တထွန်ထင် အစွဲမီးစံဝဲ,မေတဝှဲ; to hinder, oppose, obstruct, ကြိတင်,တင်တင်,တပျဲမေထင်.

For-bid'den, a. p. prohibited, interdicted, မီး ထင်တင်ကြိအိ,မီးထင်တင်မေထင်,သုတမေတဝှဲ.

For-bid'ding, a. offensive, repulsive, odious, ထာအမေအဝဲဝဲသဆွဲသဆွဲ, ထာအတထင်ပသား,ထာ အတထင်ပဝဲ.

Förce, n. strength, power, energy, impetus, တင်ဂံဆွန်ထါဆွန်,တင်အစိအကမိ, တင်အင်အထါ, တင်အတဟိန်; the force of gravitation, အ ထာ; endeavor, exertion, တင်ထွေထိန်အင်ဂံ အတဟိန်; compulsion, constraint, coercion, တင်မေ ဆွန် မေ မီး; an armament, troops, ပှဲအူးသူးတဖန်,သူးရင်သိန်ဘိ; to pull with force, ထူးစံးစံး, ထူးကြီးကြီး. —In force, as a law or command, valid, still operative, တင်သိန်တင်သိအိန် ဂင် မီး ကျာ မီး. —, v. i. to make effort, strive, endeavor, ကျွဲစားမေ, ထူးထိန်အင်ဂံအထါ, ထူးထိန်အင်ဂံ

အတဟိန်,ဂုဏ်မေ. —, v. t. to compel, con- strain, coerce, မေသန့,မေဆွန်မေကမိ, မေဆွန် မေမီး,မေအူးမေကျဲ; to rape, ravish, violate, မီးဆွန်,မေတားဂိမိဂုဏ်အထာအကမိ; to take by force, storm, မေနှုန်ဆွန်ဆွန်.—Force along, to impel, drive, ခုထဲဆွန်, ဆိန် ထဲ တင်. —Force from, wrest, extort, ဂုဏ်နှုန်ဆွန်. —Force in, to burst in, ဆွန် နှုန်, မေနှုန်ဆွန်. —Force out, expel, eject, ထူးထိန်ဆွန်,ခု ထဲထိန်ဆွန်.

För'ceps, n. Sing. pincers ထားတင်တကလှင်, နှိန် တင်,မှန်ထင်ပားမီးဆွန်, တမိန်,ပတူးရင်ပတူးရူးတဖန် နှုန်ပကီးထွာအတူးထိ.

För'ci-ble, a. strong, potent, mighty, ဆွန်,ကြီး ကြီး,ကရူးကရူး,ဆီးဆီး; efficacious, efficient, ထာအမေအူးမေဆိုင်တာ; as, efficacious medi- cine, တသိန်ထာအထင်မိတင်ဆါ,တသိန်ထင်ထိန်မီး တင်ဆူးတင်ဆါ.

För'ci-ble-ness, n. See FORCIBLE.

Förd, n. အထိန်ပခိဂ်ဝံထာပခိန်သွ. —, v. t. မိ ဂ်ဝံထိလါခိန်,ကျွဲထံကျွဲမိ.

Förd'a-ble, a. ထာပခိ ထာ မိန် သွ; as, a fordable stream, ထံကျိထာပခိထာပခိန်သွ.

Före, a. coming first, မိန်ထာညါမိ,တင်ပားမီးမိန်တ မိ; as, the fore end of a boat, နှံအမိန်တမိ.

Före-ärm', v. t. ကထင်က တိပင် စားတင် အ စု က ဝဲ. —, n. စုဒုစုတိအကမိ.

Före-böde', v. t. to foreshow, foretell, predict, ခုအိန်ဖျိပင်စားတင်ကမေအသား; to have some presage of the future, augur, တင်ကမေအ သားဆွဲညါနှုန်မိကမိန်ပင်စားပင်မိန်မိန်ဆီးဆီး.

Före-cäst', v. t. to foresee, ကွန်ထိန်ပေးထိပင်စား ထာတင်ကမေအသားထာတင်အံးတင်နှူးအဂီ.

Före'cäst, n. prevision, တင်ကွန်ထိန်ပေးထိပင်စား. See FORECAST. v. t.

Före'cäs-tle, n. ဒားထာကဘိအမိန်တမိဝဲကဘိမိအိန်ထာ အပူ.

Före-cit'ed, a. ထာအထင်တင်မီးတိုင်ထာအမိမိန်.

Före-clöse', v. t. to prevent, bar, stop, ကြိပင် တင် အ ကျဲ, မေ တင် တင်, မေ ဘိ ကျိန် တင်; —a mortgage, ထီးနှုန်တင်ထွန်ကီးထိထံကျွဲနှုန်ဆွန်အ သားထဲဝဲအသီး.

Före-clös'üre (-klöz'h'ür), n. See FORECLOSE.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; n as in linger.

- Före-doom', *v. t.* to predestinate, နံင်ညှိပ်ဝံင်စၢၤ တၢ်ခဲးထး.
- Före'-end, *n.* ထခိင်တခါ.
- Före'fä-ther, *n.* ဟ့ၤထၢခိၣ်ပၢ်ခံၣ်ဖူခမိၤအကျိတဂၤ.
- Före-fënd', *v. t.* to avert, fend off, hinder, တခါဆံင်တၢ်, ငြိဆံင်တၢ်ထၢအကထဲမၤတၢ်ဒိဟ့ၤ.
- Före'fin-ger, *n.* the index, စ့ၣ်တၢ်တူၣ်.
- Före'foot, *n.* ဆၣ်ဒိကိၣ်ဒိခစ့ထၣ်, စ့.
- Före'-frönt, *n.* the van, ထၢညါဒိ.
- Före-gö', *v. t.* to quit, relinquish, renounce, တမၤတၢ်, တသ့ဝဲတၢ်, ကိၤအိၣ်အသးထီၤ.
- Före-gö'ing, *a.* preceding, တၢ်ဆးဒီးတၢ်ထဲထၢအ ဖိခိၣ်.
- Före'-ground, *n.* အထီၣ်ထၢတၢ်ဂၤအမဲၣ်ညါ.
- Före'händ'ed, *a.* early, timely, provident, တၢ်ဆးဒီးကပူကဝါ တၢ်, ထၢအ မဲ ဖူ မဲ က ခဲ တၢ် ; having property in store, အိၣ်ဒီးတၢ်ထူးတၢ် တီၤ, ထၢအအိၣ်ကူးထီၣ်ပၤ.
- Före'head (fö'ed), *n.* the brow, the front, ခိၣ် တီၤသၣ်, မဲၣ်တူၣ်ခိၣ်.
- För'eign, *a.* alien, extraneous, တၢ်ဆးဒီးထံၣ်ဂၤ ကိၣ်ဂၤ ; not pertaining to, တတၢ်ဆးဒီး(တၢ် အံၤတၢ်န့ၤ); a foreign dog, ထွံၣ်ကဘီ.
- För'eign-er (fö'r'in-er), *n.* an alien, ဟ့ၤတခါဘီၣ်တၢ် ဒိ, ဟ့ၤထၢအတၢ်ဆးဒီးထံၣ်ဂၤကိၣ်ဂၤ, ကိၤထၢ.
- Före-jüd'ge', *v. t.* to prejudge, နံင်ညှိပ်ဝံင်စၢၤတၢ်.
- Före-knōw', *v. t.* to know beforehand, သ့ၣ် ညှိပ်ဝံင်စၢၤတၢ်.
- Före-knōw'ledge, *n.* prescience. See FORE-KNOW.
- Före'länd, *n.* a cape, a promontory, a head-land, တီၣ်ခိၣ်အခိၣ်ထီၤ.
- Före'læg, *n.* ဆၣ်ဒိကိၣ်ဒိခစ့.
- Före'löck, *n.* ခိၣ်တီၤသၣ်အခိၣ်သ့.
- Före'man, *n.* an overseer, a superintendent, ဟ့ၤမၤတၢ်တကရၢအခိၣ်တဂၤ.
- Före'mäst, *n.* ကဘီထၢ်ထူၣ်ထၢအခိၣ်တခါတထူၣ်.
- Före-mén'tioned, *n.* as, the forementioned subject, အဝၢ်ထၢအထံၣ်ခဲးတၢ်အသးထၢအဖိခိၣ်.
- Före'mōst, *a.* first in place, most advanced, ထၢညါ ; as, the foremost ship, ကဘီထၢညါ တသ့ၣ် ; first in dignity, chief, တၢ်ဆးဒီးအ

- ထီၣ်ထၢအထီၣ်ထီကတၢ်, အခိၣ်အခိၣ်ထၢအဂၤခိၣ်အ ကျိ.
- Före'named, *a.* as, the forenamed person, ဟ့ၤ ထၢအတၢ်တၢ်ကိးတၢ်အမံၤထၢအဖိခိၣ်တဂၤ.
- Före'noon, *n.* morning, အကတီၢ်ဖဲၣ်တဲ ထီၣ်ပၢ် တုၤထၢတၢ်ထူၣ် ; as, he arrived in the fore-noon, တန့ၤတၢ်ထူၣ်ဒီးထဲတုၤဝဲ.
- For-rén'sic, For-rén'sic-al, *a.* တၢ်ဆးဒီးခူ.
- Före'or-dain', *v. t.* to preordain, predestinate, နံင်ညှိပ်ဝံင်စၢၤတၢ်, တီၣ်ပဝံင်စၢၤတၢ်.
- Före-ör'di-nä'tion, *n.* predestination, prede-termination. See FOREORDAIN.
- Före'pärt, *n.* the beginning, အခိၣ်တခါ, အမဲၣ်ညါ တခါ ; as, the fore part of the house, တၢ် ထၢအမဲၣ်ညါတခါ.
- Före'ränk, *n.* the front, အထီၣ်ထၢညါကတၢ်.
- Före-rün', *v. t.* to precede, have the start of, ထဲပဝံင်စၢၤ, ထဲထၢညါ, ထဲပဝံင်စၢၤ, ထဲထၢညါ, ထဲထၢ တၢ်ဂၤအမဲၣ်ညါ.
- Före-rün'ner, *n.* a harbinger, a herald, ဟ့ၤထဲ ပဝံင်စၢၤထၢဟ့ၤတဂၤခိၣ်အမဲၣ်ညါ, တၢ်ထဲပဝံင်စၢၤထၢတၢ် တမံၤခိၣ်အမဲၣ်ညါ.
- Före'sail, *n.* ထၢထူၣ်ထၢကဘီအခိၣ်တခါတထူၣ်အထီၣ် ထဲထၢအထူးဒီးအခိၣ်ဟ့ၤတသ့ၣ်.
- Före-see', *v. t.* to foreknow, ထံၣ်ပဝံင်စၢၤတၢ်.
- Före-shōw'. *v. t.* to foretell, prognosticate, ခုး နဲၣ်ပဝံင်စၢၤတၢ်.
- Före'side, *n.* အမဲၣ်ညါတခါ.
- Före'sight, *n.* the act of foreseeing, prescience, prognostication, တၢ်ထံၣ်ပဝံင်စၢၤတၢ် ; provident care, တၢ်ထံးထီၣ်ကွၢ်ထီၣ်ထၢအု ညါ အဂီၢ်.
- Före'sight-ed, *a.* provident, prescient, တၢ်ဆး ဒီး foresight, အိၣ်ဒီး foresight.
- Före'skin, *n.* perpuce, ထွံၣ်ခိၣ်ခဲး.
- För'est, *n.* a wood, a woodland, ဟ့ၤတၢ်ကန့ၤ.
- Före-ställ', *v. t.* to anticipate, preoccupy, မၤ ပဝံင်စၢၤတၢ်ထၢဟ့ၤတဂၤ မဲၣ်ညါ ; —the market, ဟ့ၤပဝံင်စၢၤတၢ်ပနီၣ်တၢ်ကထၢအတၢ်အုးထီၣ်ထၢအုၤ ဝဲထီၣ်ထၢအကဆါတၢ်ဝဲထၢအဟ့ၤဒီးခိၣ်.
- Före'stây, *n.* ဟ့ၤတဘီထၢအစၢ်ဆၢထီၣ်ထၢအသးထၢထီၣ် ထူၣ်အခါဒီးအုကဘီအခိၣ်တခါ.
- För'est-er, *n.* an inhabitant of a forest, ဟ့ၤထၢ

ä, ê, î, ö, ü, y, long; ä, ë, î, ö, ü, y, short; cåre, fär, låst, fäll, what; thère, veïl, tèrm; pique; döne, för,

အဆိပ်ဝဲဆီးဝဲထာပုလ်ကျါ; the keeper of a forest, ပုထာအမီးကျါပုလ်ကျါတကပိဒ်သီးပုထာဘာဃာတေဝ်အသုတယဲဆဲးယဲခးတံဖိ တံ ယံ ဝဲန့တဂု.

Före'täste, *n.* anticipation, တံအိန်ကျါထွန်ကျါပပ်စၤထာကအိန်ကအိန်နီနီအညါ.

Före-täll' *v. t.* to predict, prognosticate, ဝဲပပ်စၤတံထာကမၤအသးအညါ.

Före'thought (-thawt), *n.* premeditation, forecast, တံကျန်ထီဃးလိပပ်စၤအညါအဂီ.

Före'tooth, *n.* ဝဲဖိတတုန်.

Före'top, *n.* the hair on the forepart of the head, မိန်သုထဲထာမိန်ကးပု; the top of the foremast, ယံထွန်ထာကဘိမိန်တဖိတထွန် န့အဆၤအမိန်တတိ.

For-év'er, *adv.* eternally, always, endlessly, အကတၢ်တအိန်, လိထူလိထိပ်, အမိမိအဆပ်ဆပ်, တဘိထွန်ထီ.

Före-warn', *v. t.* to caution, admonish, ထွန်သ့ညါပပ်စၤပုဒ်သီးအသုတတံတံမၤအာမၤထီပုတဂုအဂီ.

För'feit, *v. t.* —money, တပ်လိး; —an estate, မိးထပ်တံထံးန့ကွန်အတံစုလိမိန်မိန်ထာ တံတံမံမံအဆိ; —character, မၤတးဂီကွန်အထာကပိဒ်အိပ်ဝဲ. —, *n.* a fine, a mulct, a penalty, တံထပ်လိး.

För'feit-üre, *n.* See FORFEIT.

Förge, *v. t.* to work iron on a large scale, ဖိထးမိသီးကဲထီဃ်ထာတံအံတံ န့အဂီ; to counterfeit, ထွန်ထိပ်ထဲအိန်တတိတလိ.

Förge, *n.* a furnace where iron is heated and hammered, a puddling furnace, a smithy, န့ဂီ, မိပံတံအသီးအလိမိပုမိထးထွန်တေဝ်မိပ်န့လိ.

För'ger, *n.* a fabricator, a falsifier, ပုကွဲးမိပုဂၤအစုလိတဂၤ.

For'g'er-y, *n.* the act of counterfeiting, တံကွဲးမိပုမၤအစုလိမိသီးကဲလိန့ တံ တံမံ မံအဂီ; that which is counterfeited, ထိ်ထာအကဲထီဝဲထာ forgery.

For-ḡët', *v. t.* to lose the remembrance of, သးပုနီတံ; to neglect, slight, တပပ်ကဲတံထပ်, သတးမိးသးပုနီဝဲ. See ḡ. ၄၉: es.

For-ḡët'ful, *a.* apt to forget, ညီန့သးပုနီတံ; heedless, careless, neglectful, ညီန့နီမိမၤတံ, တပလိ်အသးတပ်.

For-ḡët'ful-ness, *n.* inattention. See FORGETFUL.

For-ḡive', *v. t.* to pardon, remit, ပုကွန်ပုအတံကမန်.

For-ḡive'ness, *n.* pardon, remission. See FORGIVE.

For-ḡiv'ing, *a.* disposed to forgive, merciful, compassionate, ညီန့ပုကွန်ပုအတံကမန်ညီကစန်.

Förk, *n.* နီနဲဆဲး, နီနဲခွဲး, နီနဲဆဲးအတြါ; the fork of a tree, သ့တြါ; fork of river, ထံကျိးဒု.

Förk'ed, *a.* အိန်မိးအတြါ, အိန်မိးအဒု.

For-lörn', *a.* deserted, abandoned, တပ်တံကွန်တုဝဲ, တပ်တံတးသစန်အိး; wretched, miserable, pitiable, friendless, တပ်ဖျိန်တပ်နး, လိမိန်ထဲ, လိကဲ.

Förm, *n.* shape, figure, configuration, အကွါအဂီ; pattern, model, အမိ, အမိအထပ်; appearance, အတံပုဂီအံဒ်န့; stated method, system, constitution, တံမၤဒ်အမိအထပ်အိပ်ဝဲစၤဝဲအသီး; ceremony, formality, coventionality, တံမၤတံမံဒ်အကတပ်အလုအထံထဲအသီး; a long seat or bench, တံကွဲးအထိးအထီ, လိသ့နီပုအထီ; types composed and arranged for one impression, ထိပ်မိဃ်ဃျာန်ထာအတပ်ထာဖျိပ်ဝဲပုဒ်အံပုဒ်န့ထဲထဲကပုန်န့ဝဲတဘိမိအဂီ. —, *v. t.* to make, construct, ခုးကဲထီဃ်, မၤကဲထီဃ်; to shape, fashion, mold, မၤကဲထီဃ်တံအကွါအဂီ, မၤတံမိသီးအကွါအဂီကအိန်ထီဝဲ; to arrange, put in order, ကျဲးကျဲးတံမိကတပ်အထီ, ကထပ်ကတိတံမိကတပ်အထီအကျဲ.

Förm'al, *a.* according to established method, methodical, regular, မိအလုအထံအိန်တုဝဲအသီး; ceremonious, punctilious, ထာအထီန့တံအလုအထံအမိအထပ်; regular and precise in manners, stiff, ထာအကဒုလိတံ, ထီန့တံလိဂုးအလုအထံ; external, superficial, တပ်ဆးမိးနီမိးညု, တပ်ဆးမိးကျဲးစးတံထဲထာထးမိပ်ခဲးလံဒ်.

do, wölf; fűr, rüde, püsh; e. i. o. silent; ç as s; ch as sh; ḡ as j; ḡ as in ḡet; s as z; x as gz; n as in linger.

Fõrm'al-ist, *n.* one who observes forms and ceremonies, ဂုဏ်ထူးတို့ကို အလိုအလျောက် ခြံအပ်ထားသူ; an insincere worshipper, ဂုဏ်ထူးတို့ကို အလိုအလျောက် ခြံအပ်သူ.

For-mäl'i-ty, *n.* ceremony, conventionality. See FORMAL. *a.*

For-mä'tion, *n.* structure, construction. See FORM.

Fõr'mer, *a.* prior, antecedent, previous, လာရှု၍, လာရှု၍, လာရှု၍, လာရှု၍; past, တစ်ဆင့်စီ; ဆက်တိုက်သော အပိုင်းတို့; long past, တစ်ဆင့်စီ; ဆက်တိုက်သော အပိုင်းတို့; mentioned before, foregoing, ထိုအကြောင်းကို ခြုံငုံပြီးနောက်.

Fõr'mer-ly, *adv.* in time past, လာရှု၍, လာရှု၍, လာရှု၍.

Fõr'mi-da-ble, *a.* alarming, dreadful, terrible, လိမ္မော်, လိမ္မော်, လိမ္မော်, လိမ္မော်, တစ်ဆင့်စီ, တစ်ဆင့်စီ, တစ်ဆင့်စီ, တစ်ဆင့်စီ.

Fõr'mu-lä, *n.* an established rule, တာဝန်ထမ်းဆောင်မှု, ဆက်တိုက်သော အပိုင်းတို့; a formula of prayer, တာဝန်ထမ်းဆောင်မှု.

Fõr'mu-la-ry, *n.* ထုံးစံအစဉ်စီ formula တစ်ခု.

Fõr'mu-late, *v. t.* to reduce to a formula, ပုံစံထုတ်ဖော်, ရှင်းလင်းရေး.

Fõr'ni-cäte, *v. i.* to have sexual intercourse without marriage, commit adultery, မိသားစုမရှိဘဲ မိသားစုဖွဲ့ခြင်း.

Fõr'ni-cä'tion, *n.* adultery, မိသားစုမရှိဘဲ မိသားစုဖွဲ့ခြင်း.

Fõr-säke', *v. t.* to abandon, quit, reject, renounce, စွန့်ခွာခြင်း, ချစ်ခင်မှုကို ရှောင်ကြားခြင်း.

For-sooth', *adv.* in truth, တိတိကျကျ.

For-swear', *v. t.* to renounce upon oath, ဆိုလိုသော အရာကို ချစ်ခင်မှုကို ရှောင်ကြားခြင်း. — *v. i.* to swear falsely, commit perjury, ဆိုလိုသော အရာကို ချစ်ခင်မှုကို ရှောင်ကြားခြင်း.

Fõrt, *n.* a walled place, a fortress, ဝန်ခံခြင်း; အခြေခံ; a stockade, တိုက်ခိုက်ရေး; a castle, တစ်ဆင့်စီ, တစ်ဆင့်စီ, တစ်ဆင့်စီ, တစ်ဆင့်စီ.

Fõrte, *n.* that in which one excels, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု; as, he teaches many

branches well, but his forte is mathematics, အခြေခံအားဖြင့် သင်္ချာပညာသည် တာဝန်ထမ်းဆောင်သူ, မှတ်တမ်းတင်သူ ဝန်ထမ်း.

Fõr'te, *adv.* Mus. loud, strong, မြင့်, ဆူ.

Fõrth, *adv.* forward or onward in time or place, ဆူညံ; as, go forth, ထွက်ခွာ; come forth, ထွက်ခွာ; go forth out of the city, မြို့ထဲမှ ထွက်ခွာ.

Fõrth'-cõm'ing, *a.* ready to appear, ဘူးဒီးကလေး, ဘူးဒီးကလေး.

Fõrth-with', *adv.* straightway, immediately, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု.

Fõr'ti-eth' *a.* ထိုအကြောင်းကို ခြုံငုံပြီးနောက်.

Fõr-ti-fi-cä'tion, *n.* a fortress, a fort, a citadel, တိုက်ခိုက်ရေး; the science of fortifying, တာဝန်ထမ်းဆောင်မှု.

Fõr'ti-fy, *v. t.* to surround with a wall or a palisade, မြို့ရံခြင်း, မြို့ရံခြင်း, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု.

Fõr'ti-tude, *n.* bravery, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု.

Fõrt'night, *n.* ၁၄ သီ, ခံနိုင်.

Fõrt'night-ly, *adv.* ထိုအကြောင်းကို ခြုံငုံပြီးနောက်.

Fõr'tress, See FORT.

For-tü'i-toüs, *a.* happening undesignedly, accidental, casual, ချစ်ခင်မှု, မိသားစုမရှိဘဲ မိသားစုဖွဲ့ခြင်း.

Fõr'tü-nate, *a.* propitious, auspicious, တစ်ဆင့်စီ, တစ်ဆင့်စီ, တစ်ဆင့်စီ, တစ်ဆင့်စီ; lucky, ဝန်ထမ်းဆောင်မှု; successful, prosperous, ထိုအကြောင်းကို ခြုံငုံပြီးနောက်, ထိုအကြောင်းကို ခြုံငုံပြီးနောက်.

Fõr'tüne, *n.* the good or ill that befalls man, chance, luck, fortuity, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု, တာဝန်ထမ်းဆောင်မှု.

Fõr'tüne-hünt'er, *n.* ဂုဏ်ထူးတို့ကို အလိုအလျောက် ခြံအပ်သူ.

ä, è, ì, ò, ü, y, long; ä, é, ï, ö, ü, ý, short; câre, fâr, lâst, fâll, whät; thêre, veîl, têrm; pîque; dône, fõr,

by which a letter is exempted from postage, တပ်ပန်ငွေအခွေးပူပေးထိုင် ထွန် ထွန် အခွေးအထဲ.

Frank'in-gense, n. ထိုင်ထိုင်, သွန်ထွေးထွေးအနာမူတက ထွန်.

Frank'ness, n. candor, ingenuousness. See FRANK, a.

Frän'tic, a. mad, raving, furious, ဝဲပျက်ဝဲဆွေး တုရအတသွန်ညါထီးကူးအသွန်အသေးထိုင်.

Fra-térn'al, a. brotherly, ဖိဒိုဂ်ဖိဝ်အသီး, ထီးထိုင် ဖိဒိုဂ်ဝ်.

Fra-térn'al-ly, adv. ဖိဒိုဂ်ဝ်အသီး.

Fra-térn'i-ty, n. the relation of a brother, brotherhood, ပုဒိုဂ်ဖိဝ်ထိုင်အသေးတကရ; a society, ပုထီးအလိုင်အသေးဖိဒိုဂ်ဝ်တကရအသီး.

Frät'ri-gide, n. ပုထီးအမေသံအဖိဒိုဂ်ဝ်.

Fraud, n. deception, deceit, cheat, တပ်ထိုင်တု, တပ်ထိုင်.

Fraud'ful, Fraud'ü-lent, a. containing fraud, ထီးအိုင်, ထီးအိုင်, ထီးအိုင်; deceitful, trickish, knavish, wily, ညိညိအိုင်ထိုင်ထိုင်.

Fraud'ü-lence, Fraud'ü-len-çy, n. deceitfulness, တပ်ထိုင်တု, တပ်ထိုင်ထိုင်ထိုင်.

Fraught, a. loaded, freighted, (with this or that), ဖိဒိုဂ်ထိုင်ထိုင်ထိုင်; as, a vessel richly fraught, က ဘိဖိ တပ်ထိုင်ထိုင်ထိုင်; replete, filled, stored, ထိုင်ထိုင်ထိုင်ထိုင်ထိုင်; as, a sermon, fraught with instruction, တပ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Fräy, n. affray, broil, contest, တပ်ထိုင်ထိုင်ထိုင်ထိုင်, ဖိထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်. — , v. t. မထိုင်ထိုင်ထိုင်ထိုင်, မထိုင်ထိုင်ထိုင်.

Fræk, n. a whim, a caprice, a fancy, တပ်ထိုင်ထိုင် မထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Fræk'ish, a. capricious, whimsical, ညိညိမထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Fräck'le, n. တပ်ထိုင်ထိုင်, တပ်ထိုင်ထိုင်.

Fräck'led, a. ထိုင်ထိုင်ထိုင်ထိုင်, မထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; a freckled face, ဖိထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free, a. at liberty, unrestrained, သတ္တ, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; exempt, ပုထီး; frank, unreserved, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

ပပ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; liberal, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; without expense, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; unconstrained, မထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, သထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် မထိုင်ထိုင်. — , v. t. to release, set at liberty, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; to disengage, exempt, မထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; to disentangle, မထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-ä'gent, n. ပုထီးအမထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-boot'er, n. ပုထီးထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-born, a. as, a free-born person, ပုထီးအ ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-cost, n. တပ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, တထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Freed'man, n. ပုထီးအပုထီးထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'dom, n. liberty, the state of being without restraint, တပ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; improper familiarity, တပ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; — of, တပ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-heart'ed, n. ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, ညိညိထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'höld, n. ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'höld-er, n. ပုထီးအထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'män, n. one who enjoys liberty, ပုထီး သတ္တ, ပုထီးအပုထီးထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; one entitled to some franchise, ပုထီးထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'mä'son, n. ပုထီးထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, ပုထီးထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-school, n. မထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, မထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-spök'en, a. ညိညိထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, ညိညိ ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-stone, n. ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်, ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် မထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-think'er, n. a skeptic, an infidel, ပုထီး အထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

Free'-will, n. the power of acting as one will, တပ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင် ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်.

do, wolf; färl, rüde, pūsh; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as z; x as gz; ŋ as in linger.

တၢ်.—, *a.* as, a free will offering, တၢ်
 ထၢ်ထၢ်သးအိၣ်ဝဲ.
 Free'-wom'an, *n.* ဂှၢ်သဘူရၢ်.
 Freeze, *v. t.* to congeal, ရိၣ်လီၤတကၢ်,ရိၣ်လီၤကထီ.
 Freight, (frät) *v. t.* to load, ဝၢၤန့ၣ်တၢ်ထၢ်ကတိဃ
 ပူ.—, *n.* the cargo of a ship, lading,
 ကတိဃတၢ်ဝၢၤ, တၢ်ဝၢၤထၢ်ကတိဃပူ; the
 transportation of goods by ship, တၢ်သ့
 တၢ်ဖိတၢ်ထၢ်ထၢ်ကတိဃပူ; money due for
 such transportation, တၢ်အဘူးအထဲထၢ်
 သ့တၢ်ထၢ်ကတိဃပူအထီ.
 Frëñch, *a.* ဖြၣ်ခံၤ,တၢ်စးဒီးပူၤဖြၣ်ခံၤအကီၢ်.—, *n.*
 the French language; as he speaks
 French well, အဝဲဒၣ်ကတိဃဖြၣ်ခံၤအကျိၣ်.
 Frëñch'-horn, *n.* ဖြၣ်ခံၤအကွဲၤတကလၢ.
 Frëñch'-man, *n.* ပူၤဖြၣ်ခံၤဖိ.
 Frëñch'-i-fied, *a.* မၤအသးလီၤကၢ်လၢဖြၣ်ခံၤအတၢ်မၤ.
 Frën'zy, *n.* madness, insanity, delirium, သး
 ဂျၢ်,သးထီၣ်နးဒီးအဂျၢ်ဝဲအသး.
 Frë'quen-çy, *n.* See FREQUENT.
 Frë'quent, *a.* often occurring, ထၢ်အမၤသး
 ခဲခံၤခဲခံၤ, တလီၢ်လီၢ်တလီၢ်လီၢ်, မၤအသးကွၢ်သ့
 ကွၢ်သ့.
 Fre-quent', *v. t.* to visit often, resort to ha-
 bitually, ထဲၤခဲခံၤခဲခံၤ,ထဲၤခဲခံၤခဲခံၤ; as, he
 frequents the grogshop, အဝဲန့ၣ်ထဲၤဆူထီ
 သးအလီၢ်ခဲခံၤခဲခံၤ; he frequents my house,
 အဝဲတဂၢ်န့ၣ်ထဲၤဆူထီတလီၢ်လီၢ်တလီၢ်လီၢ်.
 Frë'quent-ly, *adv.* often, commonly, ခဲခံၤခဲခံၤ,
 တလီၢ်လီၢ်တလီၢ်လီၢ်; as, I see him frequent-
 ly, ယထံၣ်ထၢ်ဒီးတလီၢ်လီၢ်တလီၢ်လီၢ်.
 Frës'co, *n.* shady coolness, duskiness, တၢ်က
 ရုရုၣ်ထၢ်ကထၢ်, တၢ်ရုၣ်ထၢ်ကထၢ်; a picture
 drawn in dusk, တၢ်ကွဲးတၢ်ဒီးတကလၢထၢ်တၢ်
 ကပၤအထီၤ ဖျါဖျါတဖျါဖျါဒီးပကွၢ်မၤအသးဝဲထီၤ
 ထဲၤထၢ်ပခဲၣ်ညါန့ၣ်လီၤ.
 Frësh, *a.* not faded, blooming သီသံၣ်သ့,တုၤလီၢ်,
 တလီၤညးလီၤဘိတၢ်; of a healthy appear-
 ance, ruddy, florid, အကွၢ်အဝဲၤဖျါထီၣ်ဂုၤကစီ
 ဒီး; new, သီ; first to arrive, recent, ထဲၤသီ,
 ထဲၤတုၤသီ;—, as the wind, cool, brisk,
 ကထီၤဆူၣ်တဖး;—as cool water, ထံၤဂၢ်
 ထီၣ်သီရုၣ်ဂုၤမး; not salt, တလီၤထၢ်,တျါ,ထၢ်,ဝဲၣ်;

—as meat, sweet, sound, တၢ်ညၢ်အသံ
 ကစဲၣ်, တၢ်ညၢ်သီသံၣ်သ့, သီကသ့; unfatigued,
 lively, vigorous, တလီၤထွဲးလီၤတီၤတၢ်.
 Frësh'en, *v. t.* to lose saltness, အလီၢ်စၢ်လီၤ,တ
 လီၤတဝဲၤထၢ်ထၢ်; to grow brisk, as the
 wind, ကထီၤဆူၣ်ထီၣ်ဝဲ.—, *v. t.* to make
 fresh, free from saltness, မၤထီၤမၤအတၢ်
 လီၤတနီၤ,ဒူးဘျါထီၣ်က့ၤတဖး.
 Frësh'et, *n.* a flood, ထံၣ်မိၣ်လုၣ်သၢ်တၢ်,ထံၣ်မိၣ်လီၤက
 ဂျၢၤကဂျၢ်.
 Frësh'man, *n.* a novice, ပူၤန့ၣ်သီထၢ်collegeထဲပူၤ
 တန့ၣ်,ပူၤတန့ၣ်မိထၢ်အမၤလီၤတၢ်ထဲပူၤ.
 Frësh'ness, *n.* See FRESH, *a.*
 Frët, *v. t.* to wear away, chafe, တဂ့ၣ်,လီၤတလီၤ,
 ထုၤဝဲ; to be vexed, သးထွဲး; to utter pee-
 vish expressions, chafe, ကရူးကဒ့ၣ်တၢ်,သီၣ်
 ငါငါ,သီၣ်ဗီဗီ,သီၣ်ဟီၢ်ဟီၢ်.—, *v. t.* to wear
 away by friction, gnaw, corrode, chafe,
 တဂ့ၣ်ထုၤဝဲ,တဂ့ၣ်လီၤတလီၤ; to vex, tease, မၤ
 တံၣ်ပူၤအသး; to irritate, မၤထွဲးပူၤအသးသ့,မၤ
 ဆီပူၤအသး.—, *n.* vexation, တၢ်သးထွဲး,
 တၢ်သးထီၣ်.
 Frët'work, *n.* တၢ်ကလၢကထဲတကလၢလုၣ်မၤအသးဝဲထုၤ
 ဝဲအသး.
 Frët'ful, *a.* disposed to fret, peevish, splenet-
 ic, petulant, ညီန့ၣ်သးထွဲးတၢ်,မၤအသးတထံၣ်
 တထီၣ်,မၤအသးတရတမိး.
 Frët'ful-ness, *n.* peevishness, ill humor. See
 FRETFUL.
 Fri'a-bil'i-ty, *n.* friableness, တၢ်လီၤဖျိၣ်လီၤဖျိၣ်ညီ.
 See FRIABLE.
 Fri'a-ble, *a.* easily crumbled or pulverized,
 လီၤဖျိၣ်လီၤဖျိၣ်ညီ, လီၤဖျိၣ်လီၤဝဲၣ်ညီ; as, friable
 stone, ထၢ်ကဘူး,ပခဲးတၢ်အသးထၢ်ထၢ်ထီၤ
 ကထဲညီ; short, crusty, as bread, မၤသးမိး
 မဲး.
 Fri'ar, *n.* a monk, ပရံၣ်တီၣ်အဖီၤသီ.
 Fric'as-see', *n.* တၢ်ဝဲၣ်ဆုၣ်တၢ်ညၢ်ဂုၤဆီညၢ်ဂုၤ.
 Fric'tion, *n.* attrition, abrasion, တၢ်ဂုၣ်,တၢ်စၢ်
 ဟိး,တၢ်တဂ့ၣ်.
 Fric'tion-al, *a.* ထၢ်အထၢ်စးဒီး friction.
 Fri'day, *n.* ရုၢ်ထဲၤနီၤ, ပခဲးတၢ်အသးရုၢ်မိၣ်ထံးပူၤကွဲၣ်
 ထဲၤသီတထီ.

ä, ê, ï, ö, ü, y, long; ä, ê, î, ð, ù, ý, short; cäre, fär, läst, fall, what; thère, veil, tèrm; pique; done, fôr,

Friend, n. an intimate associate, မိသိပ်, မှီ, သက်; one who esteems and loves another and therefore seeks his society and welfare, ပုတကလေးအပင်ကဲဒီးအပ်ပုတကလေး တေးဒီးခူလိပ်အသေးဒီးအိဒီးစု မေ ဝှီ, အိ, ပု အပ် တံ. See ကတိ. ၁၀: ၂၅; one who favors a cause, institution and the like; as, he is a friend to the college, အဝဲအသေးအိပ်ထာ ကိ, ထိပ်ဒီးကွေးစားမေကျူးအိ.

Friendless, a. forlorn, တအိပ်ဒီးအသက်းတပ်, တအိပ်ဒီးပုထာအအပ်အိတပ်.

Friendli-ness, n. good-will. See FRIENDLY.

Friend'ly, a. having the feelings of a friend, kind, သေးအိပ်, အသေးအိပ်ဒီးတံအိပ်တံအိပ်သက်း, စုအိပ်လိပ်လိပ်; disposed to do favors, သေးအိပ်ထာအကမေကျူးတံ, သေးအိပ်ထာအကတိစားမေစားတံ; favorable, propitious, conciliatory, သူပ်တပ်သေးသ့.

Friend'ship, n. personal attachment, တံအိပ်လိပ်လိပ်အသေး, သေးစုလိပ်ဒီးဒူး; personal kindness, တံမေထာတံအိပ်အစိ.

Frize, n. သေးကထေးထာအဆုတ်အိပ်ကဝုင်လှေးဒီးသွေးကော်ဒိ.

Frig'ate, n. ကတိဒူးသူးဒီးပိတ်တကလုပ်.

Fright, n. alarm, terror, တံပုံ, တံသုတ်ပုံ, သေးဖူး.

Fright'en, v. t. to affright, မေပုံ, မေဖူး; —away, မေကကြိကွင်, ဆိကွင်, ကထေးကွင်.

Fright'ful, a. terrible, dreadful, awful, လိပ်ပုံ, လိပ်ဖူး; as beasts & reptiles, ကညိတ်သွာပ်.

Fright'ful-ness, n. See FRIGHTFUL.

Frig'id, a. cold, ရိ, နှိပ်, တပ်ဆေးဒီးတံဂိတ်ဂိတ်; as, the Frigid Zone, တံကီတူင်ဂိတ်; without warmth of affection, unfeeling, တအိပ်ဒီးတံအိပ်တံကွဲတပ်, သေးတအိပ်ပုတပ်, မေအသေးယုယုကတိစား; wanting zeal, သေးတဆုတ်ထာမေတံအပူတပ်, သေးတဆုတ်တပ်, သေးအင်္ဂါအဘိတအိပ်, သေးဝဲလိပ်တအိပ်; unanimated, dull, stiff, formal, တအိပ်ဒီးတံအိပ်ဝဲပုတအသေးတပ်, တံသေးဝဲလိပ်တအိပ်တပ်.

Fri-gid'i-ty, Frig'id-ness, n. coldness, dullness. See FRIGID, a.

Frill, n. တံဆေးသွေးထာမိတ်ရပ်မိတ်မေမေဆံမေထာတံကူတံသိး, တံကထာကထိတကလုပ် ထာ ပု ဆေး သွေးလိပ်ထာတံကူတံသိးအလိ.

Fringe, n. အနွဲ့. —, v. t. to border or adorn with a fringe, မေဒီးအနွဲ့.

Frip'per-y, n. pretentious trumpery, tawdry decoration, တံကထာကထိကြိကြိ, တံကထာကထိတံကူတံသိးထာပုကွင်တဝှီတဝှီထာတပ်, လိပ်ထိ. —, a. ထာအတက်တအိပ်တပ်, ထာပပင်ကဲအိတသ့တပ်.

Frisk, v. i. to leap, skip, gambol, နိပ်လိပ်ကွဲ, နိပ်ခဲဒိ. နိပ်တလှေခွဲခိပ်, နိပ်ထင်ထိပ်, နိပ်လိပ်နိပ်လိပ်.

Frisk'ful, Frisk'y, a. frolicsome, gay, lively, ထာအနိပ်လိပ်ကွဲတံဂိတ်အိပ်နွဲ့အသေးအိပ်ထိပ်ဝဲ; he is too frisky for an old man, အဝဲနိပ်လိပ်ကွဲအိပ်နွဲ့အိတ်ကပ်ဆိး တကြား ထာ သေးပုတပ်.

Frith, n. an estuary, ထံအကိတ်စူးလိပ်, ထံအထပ်ဒေးဒိပ်ဒေးထိ.

Frit'ter, v. t. ကူးတံဆံးကိပ်, ကသွေးဒီးကဝဲဝဲအဂိတ်; —away, မေထာတံကဲစေးကမိး, မေထာတံစဲအံတဲစေးဝဲနိပ်တဲစေးကထိကထိ. —, n. a shred, a fragment, တံအမိမိ, တံအချပ်အဒူး, တံအကူအမိမိကမိ; a fried cake, ကိပ်ကဘူးလှေးထာပဝဲအိ.

Friv'o-lous, a. not worth notice, trifling, trivial, worthless, ကထိကလူ, ကြိကြိ, တံပပင်ကဲထာလိပ်တအိပ်, ပင်ကိထာလိပ်တအိပ်, တပ်ဆေးဒီးတံအထွေးတအိပ်.

Fri-völ'i-ty, Friv'o-lous-ness, n. triflingness. See FRIVOLOUS.

Friz, Friz'zle, v. t. to curl, crisp, မေသကံခိ, မေသကံပဝဲ, မေကွပ်သဝဲ. —, n. that which is frizzed, တံမေအထေးစဝဲစဝဲ.

Frö, adv. from, away, ကခါကူ; to and fro, ထဲထဲလိပ်, ထဲထဲလိပ်, လှိုင်လိပ်, ဝေးချိပ်, မျှိုင်ချိပ်.

Fröck, n. ဆူး; a young girl's dress, ဆုထာဒိသပ်အဂိတ်.

Fröck'-coat, n. အိကံဒေးထိတကလုပ်.

Frög, n. ခွပ်.

Frol'ic, v. i. to play joyfully, လိပ်ကွဲထာတံသုတ်ပုံသေးထိအပူ, လိပ်ကွဲထာတံသုတ်ပုံသေးပိတ်အပူ; to play tricks of levity, လိပ်ကွဲထာပုကွဲထာနုထာတပ် ဖေထဲအဂိတ်. —, n. တံလိပ်ကွဲထာအသေးရပ်ရပ် ဖေထဲအဂိတ်. See FROLIC, v. i.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; g as j; ḡ as in ḡet; s̄ as z; x̄ as gz; n̄ as in linger.

Fröl'ick-some, *a.* gay, sportive, ညီနွှင်သွင်ဖွံ့သားညီ သွင်ဖိုဝါးဝေးဝေးလျှင်ကွဲတင်အပူ။

From, *prep.* apart, away, လာ။

Frönt, *n.* the forepart, the forehead or brow, ထာတင်အခိုင်တခါ, လာညါခါ; the space before, ထာအမင်ညါ။ —, *v. i.* to face, မင်လီလီအသား; to stand face to face, မင်သကီးမင်သကါလီအသား, ဆင်မင်လီအသား။

Frönt'al, *a.* belonging to the forehead, as, the frontal bone, မိတ်တိုင်ဆံ။

Frönt'ier (frönt'eer), *n.* the border or extreme part of a country, ထံဆာကီဆာ, ကီအတဂူ။

Frönt'is-pieçe, *n.* တင်ဂါလီအခိုင်ပဲမဲလင်အခိုင်ထံတေလ။

Frönt'let, *n.* a fillet, တင်ကထာကထဲထာပူကွဲထဲထာ အခိုင်တိုင်အလီ။

Fröst, *n.* freezing coldness, (ဖြိတ်) ဝပ်မံတင်အသီး တင်ဂါပဲနားမတူထံမိနီမိလီသကား; thin particles of ice, ပစီထံပစီနီထာအလီသကား။ —, *v. t.* မတင်ဂါကလီကင်လီထံပစီထံလီသကားစဲဘူးထီထာအလီ။

Fröst'-bit'ten, *a.* dead, as plants, from the effect of frost, ထာအသဲထာတင်ဂါနားကဲခါဆီးအဆိ, ဂါလီတကား; as the hands or feet, &c. တင်ဂါတင်ပစီခိုင်တူပစီထံအမေးအသားစီမုန်အူအိုင်အီးအသီး။

Fröst'-work, *n.* တင်မထာအကွဲအဂါလီကင်လီထံပစီထံလီသကားထာသွင်ဒုသွင်ထင်အလီ။

Fröst'y, *a.* ဆိပ်မီး frost, လီကင်မီး frost.

Fröth, *n.* spume, foam, တင်သညွဲ, တင်သညွဲသဘူး, တင်သညွဲကထဲ; empty words, တင်ကတိသညွဲကထဲ, တင်ကတိကြိကြိ။ —, *v. i.* သညွဲထိုင်။

Fröth'y, *a.* containing froth, foamy, spumous, သညွဲ, ဆိပ်မီးတင်သညွဲ; empty, vain, light, ကတိကလီကလီ, အသံအကင်တခိုင်, တဂါတခိုင်တခိုင်။

Frou'zy, *a.* fetid, musty, rank, နာသအူးနာသအူး; as, frouzy butter, ထီသးထာအနာသအူးနာသအူး။

Frü'ward, *a.* perverse, wayward, refractory, cross, ပင်အသားကပါမါ, ပင်အသားကနူးကနူး, နာကွန်။

Frü'ward-ness, *n.* disobedience, peevishness, တင်ပင်အသားကပါမါ, တင်လူပင်အသား, တင်နာကွန်။

Frown, *v. i.* ကွန်ကွန်, ထံထိုင်အမင်, ကွန်ယု, ကွန်ထာမင်ကရုလင်။ —, *n.* တင်ကွန်တကွဲ, တင်ကွန်ယု, တင်ကွန်ကွန်မင်ကွန်နါ, တင်ကွန်ထာမင်ကရုလင်။

Frü'cti-fy, *v. t.* to make fertile, fertilize, မင်ကထိုင်ထိုင်ပဲ, ခူးထိုင်ထိုင်တင်။

Fru'gal, *a.* economical, sparing, saving, ထာအကပူကတတင်, ဆဲမုဆဲကထဲ။

Fru-gäl'i-ty, *n.* economy. See FRUGAL.

Fruit, *n.* the produce of a plant or tree, တာသွင်တင်သင်; result, profit, အဘျူး; offspring, young, ပုဖာလီအတင်သင်, နီမိအတင်သင်, (See စံး ၁၂၇: ၃ & ၁၂၇: ၁၁.); a fruit-bearing tree, သွင်ထာအသင်အိုင်, သွင်ထာအညီနွှင်သင်ထိုင်။

Fruit'-büd, *n.* တင်သင်အဘိုင်; to send out a fruit-stalk, ထားလီ, ဖိုင်ထိုင်။

Fruit'er-er, *n.* ပုထာအညီနွှင်ဆါဘာသွင်တင်သင်, ပုထာအမေးဆါတင်သွင်တင်သင်။

Fruit'er-y, *n.* အလီပဲပုပင်ဖိုင်တင်သွင်တင်သင် ထာအပူ, တင်သင်။

Fruit'ful, *a.* bearing much fruit, fertile, prolific, ဖြိုထိုင် သင် ထိုင် ဆါ ဆါ ဂါ ဂါ; bearing many children, fecund, မိဆါ ထာဆါ, ဝါမိဝါထံ, ဝါမိဝါမိ, အထူးစူး; very productive, rich, as soil, ထာအစူးဆါထိုင်ဂါထိုင်တင်; abounding in, ထင်မီးတင်ထံတင်နူးဆါဆါဂါဂါ။

Fruit'ful-ness, *n.* fecundity, fertility, productiveness. See FRUITFUL.

Fru-ítion, *n.* enjoyment, တင်ခွင်တင်ခွင်ထာထာပွဲပွဲ, တင်နာအဘျူး။

Fruit'less, *a.* without fruit, barren, ထာအသင်တခိုင်တခိုင်, ထာအတသင်ထိုင်ဖြိုထိုင်တခိုင်; profitless, vain, useless, အဘျူးတခိုင်, တင်ဆါထိုင်တခိုင်။

Fruit'less-ness, *n.* See FRUITLESS.

Fru'men-tá'ceoüs, *a.* လီကင်ထာဘုတကလွင်လွင်, ထာအကထိုင်ထာဘုတကလွင်လွင်။

Früs'tra-ble, *a.* ထာပကြိအါသု, ထာပမေးပေးဂါအါသု။

Früs'trate, *a.* unsuccessful, ineffectual, vain, တကထိုင်ကထိုင်, တဂါတခိုင်တခိုင်တင်, တင်ပေးဂါ။

Früs'trâte, *v. t.* to render null, nullify, baffle, defeat, မေးပေးဂါတင်, မေးကမဲကမဲတင်, ခူးကဲထိုင်တင်ထာတင်တဂါတခိုင်။

ä, é, ï, ö ü, y, long; ä, ç, ï, ö, ü, y, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fôr,

Frustrā-tion, *n.* disappointment, defeat. See FRUSTRATE.

Fry, *v. t.* ကြိုင်, ကြိုင်အိန်, ဝံဒ်အိန်. —, *n.* a dish of something fried, တာ်ဝံဒ်အိန်တံးခံး, တာ်ခွိုင်; a swarm of small fish, ညှပ်ဖိတဖု, ညှပ်ဖိတဂီၢ်.

Fry'ing-pān, *n.* သပာၤဖေၣ်တထာ်, သပာၤတဖေၣ်ဝဲ, သပာၤထာ်ပုၤဝံဒ်အိန်တာ်ထာ်အပူၤ.

Fūd'dle, *v. t.* အိမ္မာအသးလောသံး.

Fūd'ge, *int.* ဇ, ဝဲပံးတာ်အသးတာ်တံးခံးလောအတဘ်ထပ်မိးပံးဇ, တာ်ခွိုင်ခွိုင်အတာ်ကတိၤတဘိ.

Fū'el, *n.* သွန်ခုန်, သွန်ခုန်သွန်ခွ; — of dry bamboos, ဝဲခိးဝဲခိးစား; coals, သွန်, သွန်ထး.

Fu-gā'ciou's, *a.* volatile, ညှိခွိုင်ခွိုင်.

Fu-gā'ciou's-ness, Fu-gā'ci-ti, *n.* volatility. See FUGACIOUS.

Fū'gi-tive, *a.* readily wafted away, evanescent, volatile, ထာ်အခိကွိုင်ညှိ; readily escaping, uncertain, unstable, ထဲပုၤကွိုင်, တါမာ်ကွိုင်ညှိ; fleeing, fleeting, ထာ်အဆုၣ်ပုၤဖျဲး; as, a fugitive slave, ကုၢ်ထာ်အဆုၣ်ပုၤဖျဲးထာ်အကစး; unsettled, wandering, တအိန်ခံာ်အိန်ကျၢ်ဘဉ်, ဟးဝုၤစိတၢ်. —, *n.* a deserter, a runaway, ပုၤထာ်အဆုၣ်ပုၤဖျဲးတာ်; a fugitive from justice, ပုၤဆုၣ်ပုၤဖျဲးတာ်ခံာ်ညှိ.

Fū'crum, *n.* နိုင်မိးတစု.

Fūl-fill', *v. t.* to accomplish, bring to pass, effectuate, မၤထာ်ထီၣ်ပုၤထီၣ်တာ်; to finish, မၤဝဲ, မၤတုၤအဝဲ; to complete in time, မၤထာ်ထီၣ်ပုၤထီၣ်တာ်အဆၢအကတိၢ်, ခုးထာ်ပုၤထီၣ်အဆၢအကတိၢ်.

Fūl-fill'ment, *n.* accomplishment, performance, တာ်ထာ်ထီၣ်ပုၤထီၣ်တာ်, တာ်မၤထာ်ထီၣ်ပုၤထီၣ်တာ်.

Fūl'gent, *a.* shining, dazzling, ထာ်အကတိၢ်ထီၣ်, ထာ်အကတိၢ်ထီၣ်. EFFULGENT.

Full, *a.* replete, ကုၢ်ထာ်ထီၣ်, ထာ်ထီၣ်ပုၤထီၣ်တာ်; satisfied with food, အိန်ခံသွန်ခံသး, အိန်ဘျဲးအိန်; plump, ဝါ; fat, ဘိန်, ဘိန်ကဖိလိ; entire, perfect, complete, ထာ်ထီၣ်ပုၤထီၣ်တာ်, ဝဲထီၣ်; as, a clear, full voice, ကလုၢ်ဆးဆုၣ်ခွိုင်; back full of water buckets, ဝဲထီၣ်တာ်ခဲးထီၣ်; a wrist full of bangles, သးထီၣ်ခဲးထီၣ်အစု; full of pain, ဆါသကဲးသး, ဝဲပံးတာ်အသးဆါတုၤပကိၤတကဲထာ်. —, *n.* တာ်ထာ်တာ်

ပုၤ; the whole, တာ်ထာ်တာ်ပုၤ, တာ်ခဲထာ်, တာ်ကိး. —, *adv.* quite, without abatement, ကုၢ်ထာ်ထီၣ်, တဆံးတစုၤဘဉ်; directly, straight, as, he looked me full in the face, အဝဲခွိုင်ကွိုင်ထမံာ်လိလိ; exactly full, ပုၤကထုကထာ်; heaping full, ပုၤအိန်ပုၤဝဲ, ပုၤအူမိ; brim full, ကထာ်ထာ်. —, *v. t.* to thicken, as cloth, မၤထီၣ်ထီၣ်(သးကထး.)

Full'-moon, *n.* ထါပုၤ.

Full'-bloom, *a.* ဝဲထီၣ်ထါပုၤ, ပုၤ, ဝဲကထုခဲ.

Full'-lād'en, *a.* as a full-laden ship, ကဘိအိန်မိးတာ်ဝဲစားပုၤအပူၤ.

Full'er, *n.* a scourer, ပုၤထာ်အမၤထီၣ်ထီၣ်သးကထးသ့.

Full'er's-ēarth (-ērth), *n.* ဘိန်ခိန်တကလုၢ်ဝဲပံာ်မိးလိလိထာ်အသးအိန်, ပုၤသုအိၤထာ်အဆုၣ်သးကထးအဂီၢ်.

Full-ness, *n.* entireness, completion, perfection, တာ်ထာ်တာ်ပုၤ. See FULL, *a.*

Fūl'ly, *adv.* completely, entirely, wholly, ထာ်ထါပုၤပုၤ.

Fūl'mi-nāte, *v. i.* to thunder, လီသိန်; to make a thundering noise, သိန်ကညိၤဖိလီသိန်အသး. —, *v. t.* to menace by ecclesiastical authority, ဝဲပုၤထီၣ်ထီၣ်မၤပုၤထာ်အထမိကဆုၣ်အကလုၢ်ဘဉ်.

Fūl'mi-nā'tion, *n.* See FULMINATE.

Fūl'sōme, *a.* rank, gross, မၤအသးကလိန်ကလိန်, မၤအသးကထံးကစိန်; nauseous, မၤအသးကထီၣ်ကထီၣ်ကထီၣ်, ထာ်အလိၤသးဘဉ်အပုၤ; as, fulsome flattery, တာ်ခံးပတြၢ်မၤခါန့ၢ်အခးထာ်ထီၣ်တအိန်ဘဉ်မိးလိၤသးဘဉ်အပုၤ.

Fūm'ble, *v. i.* to do clumsily or awkwardly, ကထာ်တာ်ဖိပုၤအထကုၢ်မၤတာ်အသး. —, *v. t.* to handle much, to turn over and over, ဟံးထာ်အစုကြိကြိ, ဖိၣ်ထာ်အစုကလိကလိ; as, Don't fumble the leaves of your book, ဖိၣ်ခထံာ်အိၤထီၣ်အကထုၢ်ကလိကလိ န့ၣ်တဂုၤ; to tumble together, မၤဆံးန့ၢ်ဆံးန့ၢ်, မၤဆံးန့ၢ်ဆံးဂျၢ်, မၤဆံးန့ၢ်ပကၢၤ.

Fūme, *n.* vapor, တာ်သဝဲ, တာ်ခုန်သဝဲ; anger, တာ်သးခိန်ထီၣ်. —, *v. i.* to throw off vapor, vaporize, ခုန်သဝဲတဝါထီၣ်ကွိုင်; to be angry, ခိန်ထီၣ်, သးကဲထီၣ်.

do, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as s; x as gz; n as in linger.

Fū'mi-gāte, *v. t.* to smoke, perfume, ဒူးတပ်တပ်
 ထားတပ်တပ်သံ,မာတပ်တပ်ထားတပ်တပ်
 Fūn, *n.* sport, merriment, တပ်တပ်ကွဲမာနုတပ်;
 to make fun, မာတပ်ကလိကလိမာ,မာနုတပ်တပ်
 ထဲတပ်; to make fun of (as, of a person),
 ချန်ချန်အိထားတပ်တပ်ကွဲအပူ, ပင်ကဲအိထားတပ် နု
 တပ်တပ်ထဲအစိ.
 Fūnc'tion, *n.* တပ်အကျွဲ,တပ်မာထားထားတပ်အိ,ပဲခဲ
 အဟာင်ကရှာင်(function) မှာထံတပ်, ပခါအဟာင်က
 ရှာင်(function)မှာနာဟူတပ်တပ်; office or em-
 ployment, တပ်မာထားတပ်ပှအိခိဒ်မီးအထိခိခိခိ
 နု; every soldier there was able to
 do all the functions of an officer, ကထိ
 သူးမိထဲအထိခိနုတဂါ ထာထာတပ်မာထား အထိ တပ်
 အထဲတကူသုခိခိခိတဂါ,နုခိအထဲသုခိ မာ သုခိ ကီး
 ထိ; faculty, သူးအစိအကမီးအသူးအသုခိ.
 Fūnc'tion-a-ry, *n.* ပှထားအခိခိဒ်မီးအထိခိခိခိနု.
 Fūnd, *n.* stock or capital, ခုအမိပှ,ခုအခိခိထံ,ခု
 အိခိပင်ခိခိပင်စားအသူး; money deposited to
 be lent on interest, ခုထားပှအူးထိခိခိခိခိ
 တပ်အခိခိ.
 Fūnd'a-ment, *n.* the anus, ခံပူ, ခံကျိပူ; the
 buttocks, ခံဆုခိနု.
 Fūn'da-mēnt'al, *a.* pertaining to the founda-
 tion, original, elementary, တပ်ဆူးမီးတပ်
 အခိခိထံ, တပ်ဆူးမီးတပ်အမိပှ; essential, of
 the utmost importance, အခိခိကျာခိခိခိ,ခိပ
 ခိတပ်အထိအပှခိခိပှ,အခိခိခိခိ, လားအမှတ်အခိခိ
 တပ်မီးတပ်ကဲထိခိတသု.
 Fū'ner-al, *n.* တပ်အထူးအထူးတပ်ဆူးမီးတပ်ခိခိပှ
 အထိ. —, *a.* တပ်ဆူးမီးတပ်ခိခိပှအထိ အ
 လှာအထိ.
 Fūn'goūs, *a.* excrescent, spongy, မာအသူးခိ
 အထိ,ကထိခိကထိ,ကမိထိ.
 Fūn'gus, *a.* a mushroom, ကု; any morbid
 excrescence, တပ်ကမိခိထိခိကထိခိကထိ,တပ်မီး
 ထိခိကထိလူးကထိခိကထိ.
 Fūnk, *n.* an offensive smell, တပ်နာအုခိ, great
 fear and shrinking back, တပ်ဂု,ကုအထဲထဲ
 တပ်ပှအထိ.
 Fūn'nel, *n.* a cone-shaped tube, တာပိခိ,ကထိခိ;*
 a pipe for the passage of smoke, မှတ်အုခိ
 ထိခိခိခိ,မှတ်အုခိခိခိ.

Fūn'ny, *a.* droll, comical, ထားအမာထားနုတပ်တပ်
 ထဲ,ထားအထိနုတပ်ပှ.
 Fūr, *n.* fine short hair, တပ်အဆုခိကထိလူးပှကမိ
 မီး; a skin covered with such hair, တပ်
 ခိထားအထိခိ မီး အဆုခိ ကထိလူး; a coat of
 morbid matter on the tongue, တပ်ပှအထိ
 ဝါ,တပ်ပှအထိ.
 Fūr'be-lōw, *n.* a flounce, တပ်အူးအူးတခိခိထားထား
 လားကထိအုအခိခိထံ,နုခိခိခိထံ.
 Fūr'bish, *v. t.* to burnish, polish, တပ်အုခိထိခိ
 တပ်,တပ်ကထိထားထားထိခိတပ်အထူး.
 Fū'ri-oūs, *a.* most violent, ထားအမာအသူးအုခိ
 ကထိ, transported with anger, သူးခိခိထိ
 ဆုခိခိ,ခုမီး.
 Fū'ri-oūs-ly, *adv.* ကဟူးကဟူး, as, he beats me
 furiously, အထဲထိထားကဟူးကဟူး.
 Fūrl, *v. t.* to fold, ထူထိခိထံ; to furl sail, ထူ
 ထိခိထံထံထံ.
 Fūr'long, *n.* တပ်ထိခိခိပှ ၄၄၀ အထိ; eight fur-
 longs make one mile, ဆူးမာထိခိခိပှတမာထိ.
 Fūr'lough, *n.* အပူးထားသူးမီးခိခိတပ်ထဲထားကထိထိ
 အထိထိထဲထဲထဲ.
 Fūr'nage, *n.* ခိခိကပှ,ခိခိကပူးခိခိ.
 Fūr'nish, *v. t.* to supply, provide, equip, ထု
 တပ်အထဲတပ်နု,မဲအထိခိခိထားအကထုထဲထားကမာ
 တပ်အထဲတပ်နုအထိ; to fit up with suitable
 utensils, appendages &c. ကထိခိကထိနု
 တပ်တမာမာအထားအထိမဲအထိခိခိခိ.
 Fūr'ni-tūre, *n.* တပ်အထားအထိခိခိခိခိ; house-
 hold utensils, chattels, effects, တပ်အထဲ
 မိတပ်ထိ, တပ်အထားအထိ; ornaments, တပ်
 ကထားကထဲ.
 Fūrred, *a.* ခိခိခိခိ fur, ထိခိခိ fur.
 Fūr'ri-er, *n.* ပှထားအပှမီးခိခိခိခိ.
 Fūr'rōw, *n.* the trench made by a plough,
 ထဲခိခိခိ; a fluted channel, အကျိ,အထိ;
 a wrinkle on the face, တပ်မဲခိခိ. —,
v. t. မာတပ်တကျိ,တကျိ,မာတပ်တထိ,တထိ.
 Fūr'ther, *a.* more distant, ထိခိခိခိခိခိ,ခိခိ
 ခိထားထားခိ,ခိခိခိထားနုခိခိ; additional, ထားနု
 အထဲထဲ. —, *adv.* besides, moreover,
 ထားနုအထဲထဲ, မာကမီးတမာ, အခိခိတထိ. See
 FARTHER, *adv.* —, *v. t.* to advance,

ä, ē, ī, ō, ū, y, long; ä, ě, ĭ, ö, ů, y, short; cāre, fār, læst, fall, what; thēre, veil, tērm; pique; dōne, fōr,

promote, ဒူးဒါထိန်ဂိထိန်, ဒူးဒါထိန်တၢ်, မၤထိန်
မၤထိန်တၢ်; to help, assist, ထိစၢၤမၤစၢၤတၢ်.

Fúr'ther-ance, *n.* promotion, advancement.
See FURTHER, *v. t.*

Fúr'ther-möre, *adv.* moreover, beside, သၢန့ၣ်
ခဲခဲညါ, မၤကမိးတမံၤ, မၤကမိးတစု.

Fúr'thest, *adv.* most remote, ခဲထံၤကတၢၢ်. See
FARTHEST.

Fúr'tive, *a.* obtained by theft, ထၢ်ဆးဒီးထၢ်န့ၣ်
တၢ်, ထၢ်ဆးထၢ်န့ၣ်ဝဲ; concealed, sly, secret,
stealthy, ခူသ့ၣ်, ကမ့ၢ်ကစီၢ်.

Fúr'ry, *n.* violent anger, wrath, rage, တၢ်သးဒိန်
တၢ်ဆုၣ်ဆုၣ်; a violent woman, မိၣ်ခုၣ်ထၢ်ဆး
တကျၢၤတကျိၣ်, သ့ၣ်ဒိန်သးဖျိးညါဒီးတဆိန်ထိၤခဲသး
ထၢ်, ဆိန်တၢ်ထုတၢ်, သ့ၣ်ဝဲၤတၢ်နးနးကထဲၣ်, နီၣ်ကပျီၣ်
ဒဲ.

Füse, *v. t.* to melt, dissolve, မၤပှံၣ်ထိန်.—
v. i. ပှံၣ်ထိန်, ပှံၣ်ထိန်ဝဲ.

Fu-see', *n.* the cone of a watch, တၢ်ထၢ်န့ၣ်ရံၣ်ထဲ
ပှံၣ်ထိန်တၢ်ဆးထၢ်ဆးထိၤ; of a gun, မ့ၣ်ဆူဆူ
ဆၢထၢ်ဆိန်ထဲၤထိန်ညါထဲၤဂီၢ်; a small gun.
See FUSIL.

Fü'si-ble, *a.* ထၢ်ပမၤပှံၣ်ထိန်သ့.

Fü'sil, *n.* ကျိမိၣ်သးထိၤတကလၢ်.

Fü'sion (fü'zhun), *n.* See FUSE.

Füss, *n.* tumult, bustle, တၢ်မၤတံၢ်တံၢ်ပှၤအသးဒိန်
ဒါန့ၣ်အသးထၢ်တၢ်ဆဲၤတၢ်န့ၣ်အပှၤ.

Füst'ain (füst'yan), *n.* a kind of cloth, တၢ်ကံး
ညၢ်ထဲကလၢ်ထၢ်ပှၤမၤကဲထိန်ဝဲထၢ်ဘဲဒီးပမိ;
bombast, တၢ်ကတိၤဒိန်အကိၣ်ကမၤထၢ်, တၢ်က
တိၤလၢ်ကိ.

Füs'tic, *n.* သ့ၣ်တကလၢ်ခဲထိန်ဝဲထၢ်ကိၣ်ဝှံၣ်စထံၣ်ဒဲထၢ်
(West India) ပှၤသ့ဒီးထၢ်ကစုၣ်ဘိတၢ်အဂီၢ်.

Füst'y, *a.* moldy, musty, rancid, ဘိၣ်ဒီးဘိၣ်ဖ့.

Fü'tile, *a.* of no effect, တၢ်ဂိၣ်တဆိန်, တဒူးကဲထိန်
ထၢ်; empty, vain, useless, ထၢ်အကျၢၤတဆိန်.

Fu-til'i-ty, *n.* uselessness, triflingness. See
FUTILE.

Füt'üre, *a.* ခဲကိၣ်, ခဲညါခါ, ဆူညါခါ.—
hereafter, တၢ်ခဲကိၣ်တဆိန်, တၢ်ဆူညါတမိ.

Fu-tü'ri-ty, *n.* future event, တၢ်ကမၤအသးဆူ
ညါတမိ; a future state, ခဲကိၣ်တဆိန်.

Füzz, *v. i.* တၢ်ကမ့ၢ်ဒဲထၢ်အခိၣ်ကွံၣ်ညါ.

Füzz'-ball, *n.* ကုကုကလူတကလၢ်အိၣ်ထဲတၢ်ကမ့ၢ်ပြိက
ခိထၢ်အပှၤ.

Fy, *int.* See FIE.

Fyke, *n.* ဒဲခူ*, ပှံၣ်ထၢ်ထၢ်ပှၤဒိန်ညၢ်အဂီၢ်.

dg, wolf; furl, rude, push; e.í.o. silent; ç ass; çh assh; ĝ as j; ġ as in ġet; s as z; x asgz; n as in linger.

G.

GAI

- Gäh, *n.* idle prate, chatter, ထိမိန်အိသတေးဒီးတၢ်ကတိၤဖါအါကြိကြိ.—, *v. i.* See GABBLE.
- Gäh'ar-dine, *n.* ဆုဂျိၤဖါပျိၤ,ဆုဂျိၤ.
- Gäh'ble, *v. i.* to talk idly, prate, ကတိၤတၢ်ဖါအါကြိကြိ,နိမိၤကတိၤတၢ်ဖါအါအါ.—, *n.* တၢ်ကတိၤဖါအါကြိကြိထာအဝၢ်အကျိၤတအိၣ်.
- Gä'bi-on, *n.* ချီၣ်အိၣ်ဝဲၤအသးဒီးဟီၣ်ခိၣ်ထာပှၤဒုးသုးပၣ်တဖိၣ်ထာအခဲၣ်ညါၣ်သိးအချၣ်အခါၣ်အါၣ် သုတထၣ်တဂ့ၤ.
- Gäh'ble, *n.* ကၣ်ခွး,တၢ်ကၣ်ခွး, တီၣ်ခကပၤထာအံၣ်တီၣ်စူတခိ.
- Gäh'by, *n.* a simpleton, a dunce, ပှၤအသးတဆး,ပှၤထာအတၢ်ကၣ်တအိၣ်.
- Gad, *v. i.* to rove or ramble idly, ထံၤလူၤကျူၤဆှါ, တးကျိကျိတတံၣ်တၢ်တံၣ်, တးကလိကလိ.—, *n.* a spear, ဘိတကလုၣ်.
- Gäd'-a-bout', *n.* a gadder, ပှၤထာအဟးဆုၣ်ဆုၣ်ကလိကလိ.
- Gäd'fl̄y, *n.* ပကိၣ်,ပကိၣ်,ပကိၣ်ပကိၣ်,မိးမက့.
- Gäff'er, *n.* ဗုပှၤ. See GRANDFATHER, (not respectful).
- Gäff'le, *n.* ကဆုထာပှၤပၣ်တီၣ်ဝဲထာအိၣ်ခိၣ်ဒုထံးဒ်သိးဆကခံၣ်ခဲးခံၣ်မိးတၢ်အဂီၢ်.
- Gäg, *v. t.* to stop the mouth by thrusting something into it, ဆွံတံၣ်ဆၢပှၤအကိၣ်ပှၤထာတၢ်.—, *v. i.* to heave with nausea, keck, သးကထဲၤ, သးပက့ၣ်, တၢ်ခိၣ်ဘျိးတၢ်ပသး, ဘျိးအိၣ်.—, *n.* တၢ်ဆွံတံၣ်ဆၢပှၤအကိၣ်ပှၤ.
- Gäge, *v. t.* to engage, bind by a pledge, တၢ်တၢ်,ယုၣ်ကိၤတၢ်; to measure, ထီၣ်တၢ်.—, *n.* a pledge, a pawn, တၢ်ယုၣ်ကိၤတၢ်; a measure, နိၣ်ထီၣ်. See GAUGE.
- Gag'gle, *v. i.* to cackle, သိၣ်ခိၣ်ထီၣ်တၢ်ကိးသိၣ်အသိး.
- Gäi'e-ty, *n.* See GAYETY.
- Gäi'ly, *adv.* joyfully, merrily, မၤအသးကပြီၤကပြီၤ,မၤအသးဆူၣ်ဆူၣ်ဘျိးဘျိး.

GAL

- Gäin, *v. t.* to make profit, earn, နှီၣ်ကျဲးနှီၣ်ဖျိၣ်, နှီၣ်အါထီၣ်တၢ်; to win, နှီၣ်တၢ်. See မး. ၁၀:၁၁; to acquire, မၤနှီၣ်တၢ်; to bring over by persuading, conciliate, နှီၣ်တၢ်ထာအကတိၤထွဲတၢ်,ကညးတၢ်အဆိ; to reach, obtain, ချဲးနှီၣ်တၢ်,တုးနှီၣ်; as, if you do not believe in Christ, you will not gain heaven, နှီၣ်တၢ်နၢ်ခၢ်တၢ်ခိၣ်ဒုးတုးနှီၣ်တၢ်ထာမူခိၣ်ထၣ်; ——— time, to do beforehand, မၤပၣ်စၢၤ.—, *v. i.* to move too fast, as a time-piece, ချွဲကဲၣ်ဆိး; to grow rich, ထူးတိၤထီၣ်.—, *n.* pecuniary profit, တၢ်အါထီၣ်; any profit, advantage, ဆကျဲးဆကျဲး.
- Gäin'er, *n.* ပှၤတဂၤထာအနှီၣ်တၢ်ကျဲး.
- Gäin'ful, *a.* profitable, advantageous, ထၣ်ဆးဒီးတၢ်ညါနှီၣ်မၤအါထီၣ်တၢ်ကျဲးတၢ်ဖျိၣ်.
- Gäin'less, *a.* unprofitable, ဆကျဲးတအိၣ်, တဒုးထဲထီၣ်တၢ်ဆကျဲး,တဂိၣ်တၢ်နိတံး.
- Gäin-säy', *v. t.* to contradict, controvert, dispute, ဝှံးထီၣ်တၢ်,ဝှံးထီၣ်ဘျိးထီၣ်တၢ်.
- Gäir'ish, *a.* gaudy, showy, tawdry, ထာအမၤအသးကပြီၤကပြီၤ,မၤအသးဆူၣ်ဆူၣ်ဘျိးဘျိး.
- Gäit, *n.* a going, walk, ဆထဲၤတၢ်; manner of walking, ဆထဲၤတၢ်ပျိၣ်ဖါၣ်နှီၣ်,အထဲၤတၢ်အလုၣ်အထၢ်.
- Gäi'ter, *n.* ခိၣ်ခဲးမၤထီၣ်တကလုၣ်.
- Gä'lä-day, *n.* a holiday, ပွဲအချီၣ်နီၣ်,ပွဲဒီးထီၣ်အချီၣ်နီၣ်,ဘျီၣ်ချီၣ်နီၣ်,နီၣ်သဘျီၣ်ထာပှၤပၣ်ထာတၢ်အဂီၢ်.
- Ga-läc'tic, *a.* ထၣ်ဆးဒီးတၢ်နှီၣ်ထံး; as, galactic acid, တၢ်ခိၣ်နှီၣ်ဝဲထာတၢ်နှီၣ်ထံး.
- Gäl'ax-y, *n.* ဆၣ်ဘုဖိ,ဆၣ်ဘုချီၣ်ဆၣ်ဘုဖိ.
- Gäle, *n.* a strong wind, a breeze, ကထံၤတဂျၢၣ်တဂျၢၣ်,ကထံၤသဒ္ဓိ,ကထံၤချီၣ်သိၣ်ဒီးချီၣ်ထဲ,ကထံၤဆူၣ်ဆူၣ်; to blow a gale, ကထံၤထဲတဂျၢၣ်တဂျၢၣ်.
- Gäl'i-ot, *n.* ကဘိတကလုၣ်အိၣ်ဒီးထာပှၤထီၣ်ထီၣ်.
- Gäll, *n.* ထံးအထံး; anything very bitter, တၢ်

ä,ë,î,ô,ü,ÿ, long; ä,ë,î,ö,ü,ÿ, short; câre, fâr, lâst, fäll, what; thêre, veîl, têrm; pîque; dône, fôr,

ထာအခပ်နားမား; rancor, သားထွေ့, သူ့၌ ထိပ်သား ထွေ့. —, *v. t.* to fret, wear away, excoriate, တရှင်လီၤတလီၤ; to vex, irritate, မၤစေ့န့ၤပှၤအသး, မၤဆီၤပှၤအသး, မၤဒိၣ်ထီၣ်ပှၤအသး; to harass, annoy, မၤတိၣ်တၣ်ပှၤအသး, မၤဘွဲးပှၤအသး, မၤကိၣ်မၤဂီၤပှၤ.

Gäl'lant, *a.* showy, splendid, အိၣ်ဒီးစေၣ်အထး; brave, courageous, heroic, ထာအပၣ်အသး ခူတထွာ, ထာအမၤအသးကသွဲကဆီ; chivalrous, ထာအလူၤမိၣ်ခၣ်အသးသ့, ထာအထူးထီၣ်မိၣ်ခၣ်ဒီးကထုကထၣ်အိၣ်အံၣ်န့ၤ.

Gal-lant', *n.* a lover, a suitor, ပှၤထာအညီၣ်န့ၣ်အံၣ် က့ၤကွၢ်က့ၤ, လူၤက့ၤဆွၢ်က့ၤမိၣ်ခၣ်အံၣ်န့ၤ, မိၣ်ခၣ်သ့ၣ် ဂွၢ်ထာအထွာခၣ်ကနီၤအထံၣ်, ပှၤထူးထီၣ်မိၣ်ခၣ် ခၣ်; a courageous, brave person, ပှၤပၣ်အသးခူတထွာဒီးအိၣ်ဒီးအတကဲၣ်ပဝးဝုၤ; a seducer, ပှၤကထံၣ်မိ. —, *v. t.* အံၣ်က့ၤကွၢ်က့ၤ, လူၤက့ၤဆွၢ်က့ၤမိၣ်ခၣ်အံၣ်န့ၤ.

Gäl'lant-ry, *n.* bravery, courageousness, intrepidity, တၢ်သးခူ, တၢ်အသးခူတထွာ; seductive practices, တၢ်ကထံၣ်ဟးဂီၤမိၣ်ခၣ်. See GALLANT.

Gälle-on, *n.* ပှၤစေ့ၣ်ဒီးအကဘိးဒိၣ်တကလုၣ်.

Gäl'ler-y, *n.* a portico, a porch, တၢ်ဒူးမိၣ်, ပျၢ်ဒိၣ်, ပျၢ်မိၣ်ပျၢ်ဒိၣ်; an open walk, a corridor, တးထးထီၤအထီၤအိၣ်ဒီးအမိၣ်ကး, အိၣ်ဒီးအဆီမိၣ်; a raised platform in a building, ဆီမိၣ်ခဲ တီၤတတီၤကစီၤထီၣ်အသးထာတၢ်အိၣ်ဒိၣ်အဘျီၣ်ပှၤ; a banqueting hall, ဝးဒီးဒိၣ်ပှၤမၤမုၢ်မၤပွဲလၢအပှၤ; a room for the exhibition of paintings, works of art &c. ဝးဒီးဒိၣ်ပှၤပၣ်ပှၤထီၣ်တၢ်ဂီၤသ့ၣ် ဒီးတၢ်လီၤတီၢ်လီၤဆီသ့ၣ်တခၣ်ထာအပှၤ; a passage-way or a drift in a mine, တၢ်ပှၤအကျိၤထာတၢ်ပှၤခံပှၤအထာၣ်စၢၤ.

Gäl'ley, *n.* a large decked boat, န့ၣ်ဒီးဒိၣ်တကလုၣ်အိၣ်ဒီးအဆီမိၣ်, ပှၤဟ့ၣ်ထွာၣ်မိ ထာ ပှၤ ညီၣ်န့ၣ် ဒူးသူးထးန့ၣ်တကလုၣ်; the cook-room in an armed ship, ဒိဉ္ဇးအထီၤထာကဘိးဒူးသူးအပှၤ.

Gäl'ley-slave, *n.* ပှၤထာအမၤကမၣ်တၢ်ဒီးဒိၣ်ဒီးစီၤပၤစံၣ် ညီၣ်အီၤထာအဘၣ်ကဲကုၢ်ဒီးကၢ် galley.

Gäl'lic, *a.* Gallican, ဘၣ်ဘးဒီးကီၢ်မြိၣ်ခဲ, or ဂီၤ.

Gäl'li-gism, *n.* တၢ်ကတိၤထာအမ့ၢ်ထဲ ပှၤ မြိၣ် ခဲ မိ အကျိၣ်.

Gäl'li-nä'ceous, *a.* ထၣ်ဘးဒီးဆီစကလုၣ်.

Gäl'li-pöt, *n.* တသိၣ်ကိတကလုၣ်.

Gäll'-nut, *n.* သ့ၣ်အကမိၣ်တကလုၣ်, ပှၤသ့ၣ်အီၤထာအဒူးကဲထီၣ်ခဲၣ်ထံၣ်ဒီးခၣ်သ့တၢ်အဂီၢ်.

Gäl'lon, *n.* တၢ်ဆီၣ်တမံၤထဲသီးဒီးခဲသလိးဆၣ်ဆၣ်; လွံၣ်ကွီၢ် (quarts).

Gäl'lop, *v. i.* ဟ့ၢ်ခိၣ်က့ၤက့ၤ. —, *n.* တၢ်ဟ့ၢ်ခိၣ်က့ၤက့ၤ.

Gäl'lows, *n.* a gibbet, ထူၣ်ထာစၢၤသံပှၤလၢအလီၤ, တၢ်စၢၤသံပှၤအထူၣ်.

Gäl'low-ses, *n.* တၢ်ဒိတၣ်ထာပှၤဘူးဆၣ်တၢ်မြိၣ်ခဲထာခဲထၣ်မိၣ်.

Ga-löche', Ga-löshé, *n.* ဒိၣ်ခဲထာပှၤသီးထာအဖိမိၣ်တကထာၣ်သီးဒိၣ်သုတထၣ်မိၣ်ကဝုၤ.

Gal-vän'ic, *a.* ထၣ်ဘးဒီး galvanism.

Gäl'van-ism, *n.* galvanic electricity, တၢ်ကူၣ်ထၣ်ကူၣ်သ့ထာအဘၣ်ဘးဒီးလီၤခၣ်အူအမိၣ်အကမိၣ်အသူးအသ့ၣ်, တၢ်န့ၣ်မီၤဂၤလၢဝၣ်န့ၤ (Galvani) န့ၣ်ပှၤထီၣ်ဝဲသတးဒီးပကိးထွဲအမံၤသိးဒီးအီၤလီၤ.

Gäl'va-nize, *v. t.* ဒူးန့ၣ်လီၤခၣ်အူထာတၢ်အပှၤမိၤဂၤလၢဝၣ်န့ၤတဂၤန့ၣ်ပှၤဝဲအသိး.

Gäm'ble, *v. i.* တၢ်စ့ဒီးတီၢ်မိၤထာတၢ်လိၣ်ကွဲအပှၤ.

Gäm'bler, *n.* ပှၤတၢ်တၢ်မိ, ပှၤထာအတၢ်စ့ဒီးတီၢ်မိၤထာတၢ်လိၣ်ကွဲအပှၤ.

Gam-bö'g'e', *n.* သ့ၣ်ထူးအဘိတကလုၣ်.

Gäm'bol, *v. i.* to frisk, leap, ခံၣ်ဝဲခံၣ်ဝဲထီၣ်, ခံၣ်ဝဲခံၣ်ဝဲ, ခံၣ်တ့ၤတီၤ, ဒီးကထံၣ်တၢ်ဘၣ်ဘးဒီးတၢ်ခံၣ်လိၣ်ကွဲတခၣ်. —, *n.* See GAMBOL. *v. i.*

Game, *v. i.* to play, sport, လိၣ်ကွဲတၢ်; to gamble, တၢ်စ့ဒီးတီၢ်မိၤထာတၢ်လိၣ်ကွဲအပှၤ. —, *n.* တၢ်လိၣ်ကွဲ; a single match at play, တၢ်လိၣ်ကွဲတမံၤအပှၤန့ၣ်လိၣ်ကွဲ ပြၢၤလိၣ်အသးထဲတမံၤထဲ တဘျီဒီး; a making sport of, တၢ်မၤန့ၤတၢ်ခၣ်ထဲပှၤ, တၢ်ခၣ်ခွဲၣ်ပှၤ; animals taken in the chase, ထီၣ်ခဲၣ်ဆီခဲၣ်ဆၣ်မိကီၢ်မိထာပှၤထူးဖိၣ်ထူးခဲန့ၣ်အီၤ.

Gäme'-cöck, *n.* ဆီခါထာအဖျးတၢ်သ့.

Gäme-keep'er, *n.* ပှၤထာအပၤအထီၤဝဲ game အိၣ်ဝဲထာအပှၤ.

Gäme'söme, *a.* gay, sportive, playful, ညီၣ်န့ၣ်သ့ၣ်ဒိးညီထာတၢ်လိၣ်ကွဲအပှၤ.

Gäme'ster, *n.* a gambler, ပှၤထာအညီၣ်န့ၣ်လိၣ်ကွဲထာတၢ်တၢ်စ့ဒီးတီၢ်မိအပှၤ.

do, wolf; furl, rade, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as s; x as gz; n as in linger.

- Ga-min' (ga-mäng'), *n.* a neglected and unruly child in the street, မိသန်သတ်တအိန်သိန် ကျသိကျ၊ အံးကျ၊ ကွန်ကျ၊ အိးဖီးဟေဒန်တတ်ထာကျွဲဖိ ကပူဖိပဲဒန်သေးလိ။
- Gäm'ing, *n.* တတ်လိန်ကွဲတတ်တိတ်ဘေ့။
- Gäm'ing-house, *n.* တတ်လိန်ကွဲတတ်တိတ်ဘေ့အတိတ်။
- Gäm'mer, *n.* ရန်ထံပံပွန်၊ ဝံရန်ပွန်. *Vulg.*
- Gäm'mon, *n.* a smoked ham, ထိးကံဒ်ရန်အပ့။ See HAM.
- Gäm'ut, *n.* Mus. the scale, တတ်အဒိထာအနဲဒ်ဗျာ ထိတ်တတ်အကလုတ်ထိတ်အကလုတ်လိထာတတ် သး ဝံဒ် အပူ။
- Gän'der, *n.* ထိတ်တေဝါ။
- Gäng, *n.* a company, a band, ပုမးဆုတ်တတ်တ ဝု; as, a gang of robbers, တချိးတချိတ်တဝု။
- Gän'gli-ac, Gän'gli-al, Gän'gli-ön'ic, *a.* တပ်ဆေး ဖီး ganglion.
- Gän'gli-on, *n.* Anat. နာ် (nerve) ဒိန်ထိတ်တပူတ ပူဖီးမးအသးဒ်အကမိန်အသိးအကမိန်နုန်ပကိးအိး ထာကပ်ကျအိန်, ဖီးနာ်တဝန် (nerves) နုန်ပ ကိး ထာ နာ် ကပ်ကျအိန်နုးလိ။
- Gän'grēne, *v. i.* to mortify, ဆုန်သံ, ဒ်ပံးတတ်အ သိးတတ်ဆုန်သံထာပူမုဒ်အဝံးအညုန်အကျိ။ —, *n.* တတ်ဆုန်သံထာပူမုဒ်အဝံးအညုန်အကျိ။
- Gäng'way, *n.* ကျွဲစာ, အလိတ်တတ်ထဲနုန်ဟေထိတ်။
- Gän't'let, Gäunt'let, *n.* တတ်နိန်ညိန်ထာသုးဖိမးကမန် တတ်ဖီးတပ်တုတ်ဝဲတကလုန်, မးအသးဒ်အံး, သုးဖိဆာ ထာနိန်ဝုဒ်ဖီးပူထာအဖိးတပ်တတ်နိန်ညိန်တဂု, နုန်ထပ် ထဲဆုန်ဆုတ်ထာတပ်စာ, နုန် ဖီး သုးဖိ ဂုန် ဣ အိး ဝံ ဒ် ထာလိ; to throw down the gantlet, to challenge, ကွန်လိတတ်ပနိန်ထာပူတဂုအမဲဒ်ညါ ထာအကတေအိးအဝီ; to take up the gantlet, to accept a challenge, ထိးထိတ်တတ်ပနိန်ထာ ပူတနုန်အိး။
- Gäol, *n.* a prison, ကုန်, ဆိန်, ကုန်ဖိလိဖိ။ See JAIL.
- Gäp, *n.* a fissure, တတ်အဲထိတ်, တတ်ထဲ; an opening made by a breach, တတ်လိဖျိ, တတ်လိထာ စိ, တတ်လိထိ, တတ်ရုန်, တတ်ကရု, လိထိ, လိဖျိ။
- Gäpe, *v. i.* to yawn, to open the mouth wide, အိးထိတ်အကိန်ပူ, တကိ; to open in a fissure, အဲထိတ်, အဲကမုဒ်, အဲကမုဒ်အဲကမုဒ်, ခဲဝဲ, ဝဲခဲဝဲ; to manifest a desire to injure or de-

- vour, အဲထိတ်အ ထး ဒိန် ထာ အ လိ။ See ထိ။ ဝဂ: ၁၀. — Gape after or for, to seek after, ဆာနုတ်တတ်ထာသေးပူနိန်ကွန်အ ကိန် ပူ ဖီး ပန်ထဲထိတ်ရိန်လိ။ —, *n.* from above.
- Gärb, *n.* dress, clothing, habit, တတ်ကုတ်သိး; mode of dress, တတ်ကုတ်သိးအဒိ ထိ ကိ တတ် အံးတတ်နုး, တတ်ကထာကထဲလိကိ တတ်အံးတတ်နုး။
- Gär'bage, *n.* offal, ဆန်ဖိကိန်ဖိထိန်ဖိထိန်ဖိအပွန်ဖိထေ ညုန်ထာပတဂုအိန်ထန်ဖိပကွန်တုတ်ကွန်အိးထာတေဖီး တတ်တံးထာထာထာပူကွန်တုတ်ထဲထာဖိမုလိ။
- Gär'ble, *v. t.* to sift, ဝိတ်တတ်; to select such parts as one pleases, mutilate, ထာနုတ်တနုး, ပန်ကွန်တနုး။
- Gär'den, *n.* ကျိးဖိသဖိဖိ; a fruit garden, တာ သန်ထဲလိ, တာသန်အကရု; a flower garden, ဖိထဲလိ, ဖိထဲကရု။ —, *v. i.* သုန်လိဗျာလိ တာသုန်တာသန်သံဒ်ဖိဖိ, မးထာသန်အလိ။
- Gär'den-er (gär'dn-er), *n.* a horticulturist, ပု ထာအညိန်သုန်လိဗျာလိထာသုန်တာသန် သံဒ်ဖိဖိ ဖိ, ပုမးထာသန်ထဲလိ။
- Gär'gle, *v. t.* သပူကိန်လှု။ —, *n.* တသံဒ်တ ပူကိန်လှု။
- Gär'land, *n.* a wreath, a chaplet, ဖိကျိးဒိန်။
- Gär'lic, *n.* ပကျာထန်, ပသဲသန်ဝါ, ပသဲ။
- Gär'ment, *n.* a dress, a coat, or other article of clothing, တတ်ကုတ်သိး, တတ်ထာပထုထာပ ထိ။
- Gär'ner, *n.* a granary, ဖိ, ဒ်ပံးတတ်အသိး, ဘုဖိ။ —, *v. t.* ပန်ဒိန်တတ်, ပန်ဒိန်တတ်ထာဖိပူ။
- Gär'net, *n.* ထာဂုတတထုန်, ပုတနုးမးကဲထိတ်ထဲထာထဲ။
- Gär'nish, *v. t.* to adorn, deck, decorate, က ထာကထဲထိတ်တတ်, မးထဲမးထာထိတ်တတ်။ —, *n.* embellishment, ornament, showy dress, တတ်ကထာကထဲ။
- Gär'ni-türe, *n.* See GARNISH.
- Gär'ret, *n.* an attic, a loft, စားထိကတတ်တထိ, သုး ထာထိတ်အဒိန်တဖိ။
- Gär'ri-son, *n.* ကိန်ဖိတန်ဖိထာအထိန် ဖီး သုး ဖိ ထာ အ ပူ, ဝုဒ်အိန်ဖီးသုးဖိတဖူထာအ မိး အိး။ —, *v. t.* ပန်သုးရုန်သံဒ်ဘိထဲထဲထိတ်တပူပူ ဖိ ထိး အ က ဣ ဆန်, ဣဆာရုန်ထဲထာအ ထဲတဝန်။
- Gar-ru'li-ty, *n.* loquacity, talkativeness. See GABBULOUS.

ä, ê, î, ò, ù, y, long; ä, ê, î, ö, ü, y, short; cäre, fär, läst, fäll, whät; thère, veil, tärn; pique; done, för,

Ĝĕar, *n.* goods, household stuff, တၢ်ကယၢကယဲ, တၢ်ဆၢကၢၢ်, တၢ်ဆၢယၢၤ အဆၢၢ်; clothing, dress, တၢ်ကုတၢ်သး. —, *v. t.* ဒုးအိၣ်ဒိးတၢ်ကယၢကယဲ, ဒုးအိၣ်ဒိးတၢ်ဂီၤကၢၢ်, ဒုးအိၣ် တၢ်ဒိး အယၢၤအဆၢၢ်, ဒုးအိၣ်တၢ်ဒိးအ *gear*.

Ĝĕl'a-tine (jĕl'a-tin), *n.* တၢ်ကပွဲၣ်ကပွဲၣ်ထၢၤအထဲထီၣ်ထၢၤပှၢၤတၢ်ဖဲတၢ်ညၣ်အပှၢၤ, လီၤဆီၣ်တၢ်ထၢၤဆၢၣ်မိကီၢ်မိအစုးအခိၣ်.

Ĝe-lăt'i-noũs, *a.* resembling jelly, viscous, ကပွဲၣ်ကပွဲၣ်, ကပွဲၣ်ကပွဲၣ်, တၢ်ညၣ်အပှၢၤ, ကဘျးကဘျး.

Ĝĕld, *v. t.* to castrate, ဒုးတၢ်ခိၣ်,

Ĝĕld'ing, *n.* ကသ့ၣ်ဒုးခိၣ်.

Ĝĕl'id, *a.* cold, icy, ထၢၤအဂီၢ်နးနးကလဲၣ်.

Ĝĕm, *n.* a precious stone, a jewel, ထၢၢ်ဂုၤထၢၢ်ထၢၣ်; something valuable, တၢ်ထုၢ်ဒိၣ်ပှၢၤဒိၣ်; *Bot.* a germ, a bud ကမဲၣ်, မိၣ်သ့ၣ်. —, *v. t.* ကယၢကယဲထီၣ်တၢ်ဒိး gem တဖၣ်, မၤဆီၣ်မၤထီၣ်တၢ်ဒိး gem တဖၣ်. —, *v. t.* to bud, germinate, ဝဲထီၣ်, မိးပှၢ်ထီၣ်.

Ĝĕm'i-nĩ, *n.* twins, ဆၢၣ်သဃီၣ်, ပှၢၤထုၢ်အမံၤထၢၢ်ကၢၢ်တၢ်ဒိးပီၤထၢၢ်.

Ĝĕn'der, *n.* sex, male or female, တၢ်ထၢၣ်ဆးဒိးဒိးဒိးမိ, မိပဲၣ်တၢ်အသးမိတၢ်တၢ်, မိတၢ်တၢ်, မိတၢ်, မိတၢ်, မှၢ်တဖျါထၢၣ်ဒိးပဲၣ်ထၢၢ်တဖျါထၢၣ်. —, *v. t.* to beget, ဒုးကဲထီၣ်, ဒုးလိၣ်ထီၣ်. See **ENGENDER**.

Ĝĕn'e-a-lög'i-cal, *a.* ထၢၣ်ဆးဒိးအထီၣ်အတပၢးထၢၤပှၢၤကွဲးနီၣ်ပှၢၤအထူအထံးအစၢၤအသ့ၣ်.

Ĝĕn'e-ăl'o-gist, *n.* ပှၢၤထၢၤအမၤလိမိးနီၣ်ပှၢၤပှၢၤအစုၣ်တဖၣ်အထူအထံးအစၢၤအသ့ၣ်.

Ĝĕn'e-ăl'o-gy, *n.* a pedigree, ထီၣ်ကွဲးနီၣ်ပှၢၤအထူအထံးအစၢၤအသ့ၣ်; lineage, အထူအထံး.

Ĝĕn'er-al, *a.* pertaining to the many, prevalent, extensive, ထၢၣ်ဆးဒိးတၢ်သုးကထၢၢ်ကိးမံၤဒဲးကိးကထၢၢ်ဒဲးဆၢၣ်ဆၢၣ်. —, *n.* the whole, the total, တၢ်ခဲထၢၢ်; a chief commander, သုးဒုၢ်သိၣ်ဘိအခိၣ်, ပှၢၤအဒိၣ်အခိၣ်.

Ĝĕn'er-al-ĩs'i-mo, *n.* the general in chief of an army, အိၣ်ထၢၤအလီၢ်ထီၣ်ထီၣ်ကတၢ်တၢ်.

Ĝĕn'er-ăl'i-ty, *n.* တၢ်ခါကတၢ်; the bulk, the greatest part; as, the generality of mankind, ပှၢၤခါကတၢ်.

Ĝĕn'er-al-ize, *v. t.* to derive or deduce, as a

genus or a general principle, နီၤဒးတၢ်အဆၢၢ်ခါမံၤ, ဒိးအတကဲၣ်ပဝးလီၤပလိၣ်အသးအသးဒုၣ်ဒုၣ်န့ၣ်ပၣ်ဒိၣ်ဝဲတပှၢၤဒိးတပှၢၤလီၤ.

Ĝĕn'er-al-ly, *adv.* in general, commonly, ခါအါဂီၢ်ဂီၢ်, အါဘျီအါဘျီ, ညီၣ်န့ၣ်ခၣ်တၢ်; as, you generally come at nine o'clock, အါဘျီအါဘျီန့ၣ်န့ၣ်ယဲထၢၤခွဲၣ်ခိၣ်, န့ၣ်ညီၣ်န့ၣ်ယဲထၢၤ ၉ န့ၣ်ခိၣ်.

Ĝĕn'er-al-ship, *n.* the office of a general, သုးဒိၣ်ဒးဒိၣ်အလီၢ်; the skill and conduct of general, တၢ်ကုၣ်ထၢၣ်ဒးသ့ထၢၤအကြၢၤဒိး gener-alတဖၣ်.

Ĝĕn'er-ate, *v. t.* to beget, procreate, ဒုးဒၢထီၣ်; to cause to be, ဒုးအိၣ်ထီၣ်, မၤကဲထီၣ်, ဒုးလိၣ်ထီၣ်, မၤအိၣ်ထီၣ်.

Ĝĕn'er-a'tion, *n.* a race, lineage, အစၢၤအသ့ၣ်, အစုၣ်, အကလုၣ်, အမိ, အထူအထံး; a single succession in natural descent, ပှၢၤအမိ, ပှၢၤတကလုၣ်; from generation to generation, မိၤမိၤထီၣ်, တမိၤဘၣ်တမိၤ.

Ĝĕn'er-a-tive, *a.* ထၢၤအဒုးလိၣ်ထီၣ်သ့, ထၢၤအမၤကဲထီၣ်.

Ĝĕ-nĕr'ic, **Ge-ner'i-cal**, *a.* ထၢၣ်ဆးဒိးဘၢ်အကလုၣ်အပနီၣ်; as, quadruped is a generic name for four-footed animals, ကွဲးမြူၤပှၢၤ, မှၢ်ဆၢၣ်မိကီၢ်မိထၢၤအဆိၣ်ဒိးအခိၣ်လွံၢ်ဒိးမံၤအသ့ၣ်လီၤ.

Ĝĕn'er-ũs'i-ty, *n.* the quality of being generous, liberality, သ့ၣ်တၢ်သးသ့, တၢ်ထုၢ်တၢ်ညီ, တၢ်ထုၢ်အါအါဂီၢ်ဂီၢ်, တၢ်ထုၢ်ထူးထူးတီၤတီၤ; magnanimity, သ့ၣ်တၢ်သးသ့, သ့ၣ်ကညီတၢ်သ့သးကညီတၢ်ထုၢ်.

Ĝĕn'er-oũs, *a.* honorable, noble, ထၢၤပကြၢၤထူးထီၣ်; magnanimous, courageous, ထၢၤအသ့ၣ်တၢ်သးသ့, သ့ၣ်ကညီတၢ်သ့သးကညီတၢ်ထုၢ်; liberal, munificent, ထုၢ်တၢ်ညီအါအါဂီၢ်ဂီၢ်; abundant, အိၣ်အါ, အိၣ်ထၢၤထၢၤပှၢၤပှၢၤ.

Ĝĕn'er-oũs-ness, *n.* magnanimity. See **GENEROUS**.

Ĝĕn'e-sis, *n.* production, origination, တၢ်ဒုးကဲထီၣ်, တၢ်ဒုးလိၣ်ထီၣ်, လံၣ်တၢ်ဒိးခိၣ် (ဒိၤရှ့).

Ĝĕ'ni-al, *a.* favorable to propagation, generative, ကြၢၤဒိးဒုးကဲထီၣ်တၢ်အါအါ; as, a genial soil, ထီၣ်ခိၣ်ဂုၤ, ပှၢၤထၢၤသ့ၣ်လီၤပှၢၤထီၣ်တၢ်အါအါ; favorable to cheerfulness, enlivening,

ã, ã, ï, ò, ù, ÿ, long; ä, ë, ï, ö, ü, ÿ, short; câre, fâr, lâst, fall, whät; thêre, veïl, tĕrm; pîque; dône, fôr,

ညီနုဒ်းအိပ်သျှင်ဗွဲသးညီ,သးဂုၤ,သးဆူၤမိၣ်ဒီးဒုလိၣ်,
ထၣ်လိၣ်ဆူလိၣ်ဒီးပသး,ရၣ်,ရၣ်.

Gēn'ū-, *pl.* ရၢ်ဆါသျှင်.

Gē'ni-āl'i-ty, *n.* gayety, cheerfulness, တၢ်သျှင်
ဗွဲသးညီ,တၢ်သျှင်မိၣ်သးဝး.

Gē'ni-o, *n.* ပုၤထၢအသးသ့တၢ်လိၣ်ထီၣ်လိၣ်ဆီ, ပုၤထၢအ
ကူၣ်တၢ်ထၣ်ဒးတၢ် သ့ လိၣ် ဆီ ခၣ် တၢ်. *Obs.* See
GENIUS.

Gēn'i-tal, *a.* ထၢအဒုးထီၣ်ဒိတၢ်.

Gēn'i-tals, *n. plur.* the sexual organs, မိၣ်အ
တၢ်,ဒါအတၢ်.

Gēn'i-tive, *n. Gram.* the genitive case, ကုၣ်ပၤ
နီၣ်. —, *a.* ထၣ်ဆးဒီးအတၢ်.

Gēn'i-tor, *n.* a sire, a father, အပၢ်.

Gē'ni-us, *n. pl.* Gē'ni-i, a guardian spirit or
spirits, ရၢ်ဆါ,ပမိၣ်ပကထၢ,ရၢ်ဆါသျှင်; natural
talent, သးသ့ခၣ်တၢ်; superior natural
talent, ကူၣ်တၢ်ထၣ်ဒးတၢ်သ့ဆူမး,နၢ်ပၢ်တၢ်ညီမး;
one possessed of such talents, ပုၤထၢအ
အိၣ်ဒီးတၢ်ကူၣ် တၢ် ဆး လိၣ် ဆီ ခၣ် တၢ်; peculiar
character or constitution; as, the geni-
us of a language, တၢ်အပနီၣ်လိၣ်ဆီခၣ်တၢ်.

Gēn-teel', *a.* well-bred, polite, အိၣ်ဒီး အဆီ အ
ထၢ, လိၣ်ဒၢ, ထီၣ်, *ထၣ် ဆးဒီးအိၣ် န့ၢ် အိၣ် သး, အ
လှၢ်အလၢ်ဒိပုၤဒိၣ်အသိး.

Gēn-teel'ness, *n.* See GENTEEL.

Gēn'tian, *n.* သ့ၣ်တကလုၣ်,အတၢ်မ့ၢ်တသိၣ်ခၣ်တကလုၣ်,
တသိၣ်အဝဲအံၤဒုးဆူၣ်ထီၣ်ပတၢ်ပတၢ်.

Gēn'tile, *n.* an alien, ပုၤကလုၣ်အဂၢၤ,ပုၤလူၤဒီးကိးက
ထံၣ်ပုၤထၢအတမ့ၢ်အ က လုၣ် ခၣ် ဝဲ ထၢ gentile; a
heathen, a pagan, ပုၤသ့မိၣ်ဒိ, ပုၤဆါတၢ်ဒိမိ,
ပုၤထၢအတဘါကစၢ်လၢအမူဝဲတဂၢၤန့ၣ်ထၣ်.

Gēn'til'i-ty, *n.* politeness, good breeding,
တၢ်အဆီအလၢ, တၢ်ကထၢကထီၤ, အတကဲၣ်ပဝးအ
လှၢ်အလၢ်ထၢအထၣ်ဆးဒီးပုၤအဆီအလၢ,တၢ်ပၣ်အ
သးသ့, သ့ၣ်စူးလိၣ်တၢ်, တမၤအသးတကျၢၤ တ ကျိၣ်
ထၣ်; good extraction, ပုၤအထူးအတီၤအမ့ၢ်,
အကလုၣ်ဂုၤအမ့ၢ်,တၢ်အိၣ်န့ၢ်အိၣ်သးအမ့ၢ်.

Gēn'tle, *a.* well-born, အလှၢ်အလၢ်အိၣ်ဒီးအထၢက
မိ; meek, mild, quiet, placid, ထၣ်ဆးဒီး
သ့ၣ်စူးသးစူးသ့ၣ်ဂုၤသးဝါ; moderate, not vi-
olent, ကပုၣ်လုၤ,ကမိကမိ; as, a gentle breeze,
ကထံၣ်ယဲကမိကမိ,ကထံၣ်ယဲကသ့ၣ်ကသ့ၣ်.

Gēn'tle-man, *n.* a well-bred man, မိၣ်ဂုၤရွါတဂၢၤ,
ဒ်ပစံးတၢ်အသိးမိၣ်ရွါထၢအအိၣ်ဒီးအထၢကမိ, အိၣ်
ဒီးတၢ်ကလုၣ်လိၣ်တၢ်.

Gēn'tle-man-like, Gēn'tle-man-ly, *a.* polite,
complaisant, ထၣ်ဆးဒီး gentleman တဂၢၤ,
လိၣ်ဂံၤ gentleman တဂၢၤ.

Gēn'tle-ness, *n.* meekness, mildness, docili-
ty, တၢ်သျှင်စူးသးစူး,တၢ်သျှင်ဂုၤသးဝါ; moder-
ation, tender treatment, တၢ်မၤကထီၣ်ကထီ,
ကပုၣ်လုၤ.

Gēn'tle-wo-man, နီၣ်ဂုၤရၣ်, ဒ်ပစံးတၢ်အသိးမိၣ်ရၣ်ထၢ
အအိၣ်ဒီးအထၢကမိ,အိၣ်ဒီးတၢ်ကလုၣ်လိၣ်တၢ်.

Gēnt'ly, *adv.* softly, meekly, ကထီကထီ,ကပုၣ်က
ပုၣ်.

Gēn-tōō', *n.* ပုၤထီၣ်ဒုၤမိ. *Obs.*

Gēn'try, *n.* ပုၤအထူးအတီၤသ့ၣ်,ပုၤအမိၣ်အမိၣ်,ပုၤထၢ
အအိၣ်ဒီးအထၢကမိအမ့ၢ်.

Gē-nu-fleē'ction, *n.* တၢ်တီၤကီၤလှၢ်လိၣ်,ခွဲလိၣ်ခိၣ်လှၢ်ခိၣ်.

Gēn'ū-ine, *a.* authentic, real, true, နီၣ်နီၣ်,အမိ,
အဆ့ၢ်,အမ့ၢ်အတီ.

Gēn'ū-ine-ness, *n.* purity, reality, sincerity,
တၢ်နီၣ်နီၣ်,တၢ်မ့ၢ်တၢ်တီ,

Gē'nus, *n. pl.* Gēn'e-rā, class, တၢ်ဒိကလုၣ်ညါအ
မိၣ်ဆၢၣ်န့ၣ်ပလုၢ်အခံၤအသ့ၣ်ထၢ ဖံနၢ်, ဓမ္မာ ထၢ ဖံ
နၢ်အကျိၤစပိၣ်ရှီ (species) အိၣ်ဒီးဝဲလိၣ်.

Gē'o-cēn'tric, *a. Astron.* ထၣ်ဆးဒီးတၢ်ကဝိထၢအ
ခၢၣ်သးမ့ၢ်ဟီၣ်ခိၣ်, မ့ၢ်တမ့ၢ်ထၣ်အိၣ်ဒီးအခၢၣ်သးတ
ပုၤဆီဒီးဟီၣ်ခိၣ်.

Gē-ōg'ra-pher, *n.* ပုၤထၢအနၢ်ပၢ်ဖၢၤအိၣ်ဒီးဒြဲဒဲအဂ့ၢ်အ
ကျိၤ, ဒ်ပစံးတၢ်အသိးနၢ်ပၢ်အဂ့ၢ်အကျိၤ ထၢ အထၣ်
ဆးဒီးဟီၣ်ခိၣ်သ့ၣ်ခိၣ်,ပုၤထၢအကွဲဖဲဖၢၤအိၣ်ဒီးဒြဲဒဲ.

Gē'o-grāph'ic, Gē-o-grāph'i-cal, *a.* ထၣ်ဆးဒီးဖဲ
အိၣ်ဒီးဒြဲဒဲ, ထၣ်ဆးဒီးထံၣ်မိၣ်ကိၣ်မိၣ်, ခူမိၣ်ဂုၤမိၣ်ထၢဟီၣ်
ခိၣ်ခူၤ.

Gē-ōg'ra-phy, *n.* ထံၣ်ဟီၣ်ခိၣ်, ဒ်ပစံးတၢ်အသိးထံၣ်ထၢ
အန့ၣ်ဗျါထီၣ်ထံၣ်မိၣ်ကိၣ်မိၣ်မိၣ် တၢ် အ ဂၢ တဖၣ် ထၢ အ
ထၣ်ဆးဒီးဟီၣ်ခိၣ်သ့ၣ်ခိၣ်အဂ့ၢ်အကျိၤ.

Gē'o-lōg'i-cal, *a.* ထၣ်ဆးဒီးဖဲဖၢၤအိၣ်ဒီးဒြဲဒဲ. (geology.)

Gē-ōl'o-gūize, *v. i.* to study geology, မၤလိဖဲဖၢၤအိၣ်
ထံၣ်.

Gē-ōl'o-gūist, *n.* ပုၤထၢအနၢ်ပၢ်ဖၢၤအိၣ်ဒီးဒြဲဒဲ.

Gē-ōl'o-gūy, *n.* တၢ်သိၣ်လိၣ်န့ၣ်လိၣ်တၢ်အံၤတၢ်န့ၣ်အဂ့ၢ်အ
မိၣ်ထၢအထၣ်ဆးဒီးဟီၣ်ခိၣ်အနီၣ်ကစၢ်.

dg, wɔlf; fūrl, r; ɔde, pʊsh; e. i. o. silent; ɔ as s; ɔh as sh; ɔ̄ as j; ɔ̄ as in ɔ̄et; s as z; x as gz; n as in linger.

Ĝe'o-mët'ric, Ĝe'o-mët'ri-cal, a. တပ်ဆေးဗိဒ္ဓိ geometry.

Ĝe-öm'i-tri'cian, n. a geometer, ပှထာအနူပာ် အနာ်ဘျိ geometry အဝှ်အကျိ.

Ĝe-öm'e-try, n. (ဖဲအိၤမတြိၤ) တာ်ကွၢ်တၢ်ဆေးထာအ တပ်ဆေးဗိဒ္ဓိတၢ်ထီၣ်တၢ်ထံၣ်အကလုာ်ကလုာ်.

Ĝeör'gic, n. ထါတကလုာ်ထာအန့ၣ်ဗျါထီၣ်တၢ်မၤဆပ် ဆေးဗိဒ္ဓိခံၣ်ဖိၤပှၤဖိၤအဝှ်အကျိ.

Ĝërm, n. a bud, တၢ်ကဲၣ်, တၢ်ခိၣ်သ့ၣ်, တၢ်ချာ်ခွဲ, တၢ် ချာ်ခွဲချာ်ခွဲ, အဲးခိ; origin, first principle, အခိၣ်ထဲး, အခိၣ်သ့ၣ်.

Ĝër'man, n. ပှၤဇၢ်မနုၤဒိ. —, a. တပ်ဆေးဗိဒ္ဓိကိာ် ဇၢ်မနုၤ; akin; as, cousin-german, ဗိတဝှိ တဗိ.

Ĝer-māne', a. kindred, relevant, တပ်ဆေးဗိဒ္ဓိ.

Ĝërm'i-nāte, v. i. to sprout from a seed, တၢ် ခွဲထီၣ်, ချာ်နုၤထီၣ်, အဲးခိ; to bud, as a leaf or flower, ကဲၣ်ထီၣ်, ဗိးကဲၣ်ထီၣ်, ဗိးခိထီၣ်, ဗိးခိထီၣ်, ဗိးခိထီၣ်, ဆဲးထီၣ်အဒ့.

Ĝërm'i-nā'tion, n. See GERMINATE.

Ĝes-tā'tion, n. pregnancy, တၢ်ဇၢထီၣ်, တၢ်တခိၣ် တဂ္ဂၢၤအိၣ်ခိလိထံၣ်.

Ĝes-tic'ū-lāte, v. i. as in speaking, ကတိၤတၢ်ဒုး ခွဲၣ်ဒုးခွဲၣ်ခိၣ်, ဘိးကိာ်ဘိးထီၣ်; as with the eyes &c. wantonly, ဗျးထဲးဗျးစိၣ်, ဗ့ထဲးဘိဇ္ဇ, ဗ့ ထဲးဘိသ့ၣ်, ကထဲးကထဲး.

Ĝes-tic'ū-lā'tion, n. See GESTICULATE.

Ĝëst'üre (jës't'yur), n. a motion of the body or limbs, ပခိၣ်ကစၢ်အတၢ်ဟူးတၢ်ဝဲၣ်ခိၣ်ခိၣ်; a motion of the body or limbs, expressive of sentiment or passion, ပခိၣ်ကစၢ်တၢ်ဟူးတၢ် ဝဲၣ်ခိၣ်ခိၣ်ဖိးပသ့ၣ်ပသးဝဲၣ်ခိၣ်ခိၣ်; unseemly or wanton gestures, ထာအစိးန့ၢ်. See GESTICULATE.

Ĝët, v. t. to obtain, procure, acquire, န့ၢ်; to beget, procreate, ဒုးဇၢထီၣ်တၢ်, ထီၣ်ဖိ; to procure to be, induce, persuade, မၤန့ၢ်, ဒုး အိၣ်ထီၣ်, ဒုးကဲထီၣ်. —, v. i. Get old, to age, ပှ်ထီၣ်. —Get sour, to ferment, ဆံၣ် ထီၣ်. —Get good, to improve, ဝှ်ထီၣ်. —Get bad, to spoil, အာထီၣ်. —Get above, as tide water, ထဲၤတထာကွၢ်ထံထီၣ်; to surmount or conquer a difficulty, န့ၢ်တၢ်, မၤ

န့ၢ်မၤဆပ်တၢ်ကိ. —Get ahead, to advance, proceed, ထဲၤကဒိးထံတဲးတဲးထံ; to prosper, အိၣ် ကဲကစိဖိ. —Get along; to fare, မၤသ့, အိၣ်ကဲ; as, I get along very well, ယအိၣ်သ့, ယအိၣ်ကဲကစိဖိ, ယမၤသ့ကစိဖိ. —Get among, န့ၢ်ထာအကျိ; as, a tiger has got among the buffaloes, ဘိၣ်သအိၣ်တဒုန့ၢ်ဆပ် လာပန့ၢ်အကျိထံ. —Get asleep, to fall asleep, ခံထံၣ်အထဲးထံ, ခံန့ၢ်ထံ. —Get at, ချ့ၤန့ၢ်, မၤန့ၢ်. —Get away, to depart, ထးထီၣ်; to escape, ထူၣ်ဖျး. —Get back, to recover, တုၤကွၢ်; as, you will not get back your money, နတန့ၢ်ကွၢ်န့ၣ်ထံ; to return, ထဲကွၢ်. —Get before, တုၤထာညါ. —Get behind, to lag, fall behind, အိၣ်လီၤထဲၣ်, တုၤထဲထာခံ. —Get between, န့ၢ်ဆပ်ထာအထာၣ် ဇၢၤ. —Get by heart, to memorize, တိာ်ထးခိၣ်, တိာ်န့ၢ်ထးခိၣ်. —Get clear; as of a difficulty, to relieve one self from, ပှၤဖျး, တပ်တၢ် ဟ့ၣ်. —Get down; to descend, ကုၤလီၤ, ထူၤ လီၤ. —Get drunk, အိမုၤသး. —Get forward, to proceed, advance, မၤန့ၢ်တၢ်တနီၤထံ; as, I get forward in my study, ယန့ၢ်ပာ်အါ ထီၣ်ထာယတၢ်မၤလိအပူၤတနီၤထံ; to prosper, ထူးထီၣ်တီၤထီၣ်, အိၣ်ကုးအိၣ်ပှၤထံ. —Get free, ပှၤဖျးဝဲ, ထူၣ်ဖျးဝဲ. —Get home, တုၤကွၢ်ထာထံၣ် ထံ. —Get in, to enter, န့ၢ်, န့ၢ်ထံ; to bring in, ထဲမိၣ်န့ၢ်. —Get into, ထဲၤန့ၢ်, န့ၢ်ထာအပူၤ. —Get loose or free, to disengage one self, ထူၣ်ဖျးကွၢ်, လီၤပှၤကွၢ်. —Get near, to approach, သးသးထီၣ်. —Get off, to alight, ထူၤလီၤ; to leave, depart, ထးထီၣ်; to escape, ပှၤဖျး; to take off, ထူးထီၣ်ကွၢ်; as, get off your clothes, ဘ့ၣ်လီၤကွၢ်န့ၣ်န့ၣ်ထဲး, ထူၣ်လီၤ ကွၢ်န့ၣ်န့ၣ်ထဲး; to dispose of by sale, ဆါန့ၢ်ဝဲ. —Get on, as clothes, ကူ ထီၣ် သးထီၣ်; as stockings, ချိၣ်ထီၣ်; to get on board ship, embark, ထီၣ်လၢကဘိပှၤ; to proceed, advance. See GET FORWARD. —Get out, to depart from, ထးထီၣ်ထာတၢ်အပူၤ, ထးထီၣ်ထာ တၢ်အကျိ; to draw out, ထူးထီၣ်, ထဲးထီၣ်. —Get over, to pass over, cross, ထဲၤပှၤကွၢ်; to surmount, မၤန့ၢ်တၢ်ထံ, မၤန့ၢ်တၢ်ထီၣ်တခိၣ်

ä, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, läst, fäll, what; thère, veíl, tèrm; pique; done, fôr,

ထိ.—Get the day, to conquer, မ၊န၊မ၊ဆ၊
 ခု၊ခါ.—Get through, to pass through, ဖြို
 ကွဲ၊ပ၊ဂ်၊ထိ၊; to accomplish, finish, မ၊ခံ၊
 မ၊ထ၊မ၊ပွဲ၊၊ မ၊ကဲ၊ထိ၊.—Get to, to reach,
 arrive at, တု၊ဝဲ.—Get together, to as-
 semble, convene, အိ၊ဂ်၊စု၊၊ အိ၊ဂ်၊ဖွ၊; to col-
 lect, ရှေးအိ၊ဂ်၊ဖွ၊၊ မ၊အိ၊ဂ်၊ဖွ၊; to amass, ဝင်၊ဖွ၊၊
 မ၊အ၊ထိ၊.—Get up, to rise, ဝဲ၊ထ၊၊၊ ဝဲ၊ထ၊
 ထ၊; to ascend, ထဲ၊ထိ၊၊ ထိ၊ဂ်၊; to prepare,
 ရှေးထဲ၊ထိ၊တ၊၊ မ၊ကဲ၊ထိ၊တ၊၊

Gew'gaw, n. a bauble, a showy trifle, a toy,
 တ၊ဂ်၊ပွဲ၊၊ တ၊ဂ်၊ဆ၊ဂ်၊အ၊ဘျ၊း၊တ၊အိ၊ဂ်၊တ၊ဂ်၊
 အ၊ပွ၊၊တ၊အိ၊ဂ်၊
 တ၊ဂ်၊

Ghast'li-ness, n. See GHASTLY.

Ghast'ly, a. death-like, pale, dismal, လိ၊ဂ်၊ပု၊
 သံ၊လိ၊ဂ်၊တ၊၊သံ၊မိ၊ဂ်၊၊ မ၊ပု၊အု၊

Ghat, Ghaut, n. Indian, a pass through a
 mountain, က၊ခ၊ဂ်၊အ၊က၊ဆု၊; stairs descend-
 ing to a river, စိ၊လ၊အ၊တ၊ဂ်၊တ၊မိ၊ဂ်၊လိ၊အိ၊အု၊
 ထံ၊ကျိ၊ပု၊

Ghee, n. (East India) ထိ၊တေး၊ထ၊အ၊တ၊ဂ်၊တ၊ဂ်၊ပု၊ခံ၊အိ၊

Ghēr'kin, n. ခံ၊မိ၊ထ၊ပု၊မ၊ဆံ၊ဂ်၊အိ၊

Ghōst, n. the spirit, the soul, သေး၊သေး၊သမု၊ကထ၊;
 an apparition, တ၊ဂ်၊စ၊ဆ၊ဂ်၊၊ တ၊ဂ်၊တ၊ဆ၊ဂ်၊၊ တ၊ဂ်၊သ၊ဆ၊ဂ်၊

Ghōst'like, a. မ၊ပု၊အု၊၊ လိ၊ဂ်၊ပု၊သံ၊လိ၊ဂ်၊တ၊၊တ၊ဆ၊ဂ်၊

Ghōst'ly, a. spiritual, တ၊ဂ်၊ဆေး၊မိ၊သု၊ဂ်၊မိ၊သေး၊; relig-
 ious, တ၊ဂ်၊ဆေး၊မိ၊တ၊ဂ်၊တ၊ဆ၊ဂ်၊၊; pertaining to
 apparitions, တ၊ဂ်၊ဆေး၊မိ၊တ၊ဂ်၊သ၊ဆ၊ဂ်၊

Giant, n. one of uncommon size, ပု၊လိ၊ထဲ၊ဂ်၊မိ၊
 See ၁ မိ၊ ၆: ၄. ပု၊ထ၊အ၊နိ၊ဂ်၊နိ၊ဂ်၊ထိ၊ကဲ၊ဂ်၊ဆိ၊; a
 fabulous monster, မိ၊တ၊ကိ၊၊ မိ၊တ၊လိ၊ဂ်၊မိ၊တ၊ကိ၊

Giant-ess, n. ပု၊လိ၊ထဲ၊ဂ်၊မိ၊၊ မိ၊တ၊ကိ၊မိ၊ဂ်၊

Gibber-ish, n. တ၊ဂ်၊က၊လိ၊ဂ်၊ကထ၊; as, you talk mere
 gibberish, I do not understand you, နက
 တိ၊ထဲ၊တ၊ဂ်၊ကထ၊၊ကထ၊၊ကထ၊၊မိ၊၊ယ၊န၊တ၊ပ၊ဂ်၊န၊တ၊ဂ်၊

Gib'bet, n. gallows, တ၊ဂ်၊စ၊၊ သံ၊ ပု၊၊ အ၊ လိ၊ဂ်၊ ———,
 v. t. စ၊၊သံ၊

Gib'bois, a. convex, protuberant, ထိ၊ဂ်၊ကွဲ၊ထိ၊ဂ်၊မိ၊
 က၊န၊ဂ်၊ကမိ၊ဂ်၊ထိ၊ဂ်၊

Gibe, v. i. to taunt, deride, scoff at, ကထိ၊လေ၊၊
 ကထိ၊တ၊မိ၊တ၊ပိ၊၊ ကထိ၊အု၊ဂ်၊ဖွ၊၊ ———, n. a scoff,
 a railing, တ၊ဂ်၊ကထိ၊လေ၊၊ တ၊ဂ်၊ကထိ၊တ၊မိ၊တ၊ပိ၊၊ တ၊
 ကထိ၊အု၊ဂ်၊ဖွ၊၊

Gib'lets, n. pl. ထိ၊ဂ်၊ခွဲ၊ထိ၊ဂ်၊တ၊၊အ၊သု၊ဂ်၊အ၊သေး၊အ၊ စု၊ အ
 မိ၊ဂ်၊အ၊မိ၊ဂ်၊အ၊န၊ဂ်၊ထ၊၊ပု၊၊မိ၊အိ၊ဂ်၊ဆု၊ဂ်၊မိ၊၊အ၊မိ၊ဂ်၊ပု၊

Gid'di-ness, n. dizziness, vertigo, မိ၊ဂ်၊သထူ၊၊မဲ၊
 ခံ၊သု၊

Gid'dy, a. affected with vertigo, dizzy, အမဲ၊
 ခံ၊သု၊၊ သေး၊ကထဲ၊၊ မိ၊ဂ်၊သထူ၊၊သထူ၊; likely to cause
 vertigo; as, a giddy height, အလိ၊ဂ်၊ထိ၊ဂ်၊ထိ၊
 တု၊ပသေး၊ကထု၊; changeable, unsteady, ထ၊
 အသေး၊ကထု၊၊ သေး၊ကမိ၊ကမိ၊; heedless, thought-
 less, ထ၊အ၊တ၊ပလိ၊ဂ်၊အသေး၊တ၊ဂ်၊၊ သေး၊ဆိ၊ကမိ၊ဂ်၊တ၊ဂ်၊
 အိ၊ဂ်၊၊ မ၊မဲ၊ အသေး၊ပလိ၊; ——— brained, ———
 headed, a. တ၊ဂ်၊ဆေး၊မိ၊သေး၊ကထု၊၊ တ၊ဂ်၊ဆေး၊မိ၊သေး၊
 တ၊ဂ်၊တ၊ကျ၊၊တ၊ဂ်၊၊ သေး၊ကထိ၊ဂ်၊ကထု၊

Gift, n. a present, a donation; တ၊ဂ်၊ထု၊ဂ်၊၊ တ၊ဂ်၊ထု၊
 ကထိ၊; a bribe, တ၊ဂ်၊မိ၊ဂ်၊မေး၊မိ၊ဂ်၊မေး၊လဲ၊ဆိ၊ဂ်၊; a re-
 ward, တ၊ဂ်၊အ၊ဘျ၊း၊၊ အဘျေး၊အထဲ၊; an offering,
 တ၊ဂ်၊မ၊ဘျ၊း၊; the act of giving, တ၊ဂ်၊ထု၊ဂ်၊; a
 mental endowment, faculty, talent, တ၊
 ကျွဲ၊တ၊ဂ်၊ကျွဲ၊သု၊၊ သေး၊သု၊တ၊ဂ်၊အံ၊မိ၊နု၊

Gift'ed, a. talented, အိ၊ဂ်၊မိ၊ကျွဲ၊တ၊ဂ်၊ကျွဲ၊သု၊၊ အိ၊ဂ်၊မိ၊
 တ၊ဂ်၊ကျွဲ၊တ၊ဂ်၊ဆေး၊

Gig, n. a play-top, သဂ်၊ရုံး၊ကံ၊; a kind of chaise,
 ထု၊ဂ်၊ကထ၊ဂ်၊တကထု၊ထ၊အ၊အိ၊ဂ်၊မိ၊အမဲ၊တ၊ဂ်၊ခံ၊မိ၊မိ၊; a
 kind of boat, ကထိ၊အခွဲ၊ထ၊ကထိ၊မိ၊ဂ်၊ညိ၊နု၊မိ၊မိ၊

Gi-gan'tic, a. huge, enormous, ကမဲ၊ကမိ၊၊ မေး၊မိ၊
 မေး၊ထိ၊၊ မိ၊ဂ်၊မိ၊ဂ်၊မိ၊ဂ်၊

Gig'gle, v. i. to titter, နု၊၊စထေး၊စလိ၊၊ နု၊၊တ၊မဲ၊တ၊မိ၊
 ———, n. တ၊ဂ်၊နု၊၊စထေး၊စလိ၊၊ တ၊ဂ်၊နု၊၊တ၊မဲ၊တ၊မိ၊

Gild, v. t. မိ၊မိ၊ထု၊ကျေး၊မိ၊ထု၊; to brighten, illumi-
 nate, မ၊ကထိ၊ထိ၊ဂ်၊၊ မ၊ကထိ၊ထိ၊ဂ်၊လိ၊ဂ်၊ထ၊ထု၊

Gill, n. —of a fish, ညု၊ဂ်၊အသံ၊ဂ်၊၊ ညု၊ဂ်၊အကိ၊ဂ်၊ကနံ၊ဂ်၊;—
 of a fowl, ဆိ၊အခဲ၊ဂ်၊

Gill, n. (ခံ) တ၊ဂ်၊ဆိ၊ဂ်၊တမံ၊၊ ငု၊မဲ၊ထဲ၊သိ၊မိ၊မိ၊ခဲ၊ပဲ၊ဂ်၊ (pint).

Gim'let, Gimb'let, n. a wimble, ထေး၊ပုံ၊ဂ်၊၊ ထု၊ဂ်၊*

Gim'crack, n. a toy, a device, နိ၊ဂ်၊ထိ၊ဂ်၊ထု၊ထု၊ထု၊
 တ၊ဂ်၊ထ၊အ၊ဘျ၊း၊တ၊အိ၊ဂ်၊အိ၊အိ၊တ၊ဂ်၊၊ မု၊ထဲ၊လိ၊ဂ်၊ကွဲ၊တ၊ဂ်၊
 အိ၊ဂ်၊

Gin, n. a kind of ardent spirits, သံ၊တကထု၊ဂ်၊ဝါ
 ခဲ၊ဂ်၊; a machine for cleaning cotton, မဲ၊
 တကထု၊ဂ်၊၊ မဲ၊လု၊ထဲ၊မိ၊ဂ်၊ကွဲ၊; a snare or trap,
 တု၊မိ၊ဂ်၊၊ ထု၊အု၊၊ တမိ၊၊ ဝဲ၊ဂ်၊မိ၊

Gin'ger, n. သထု၊၊ သထု၊အိ၊ဂ်၊

Gin'ger-bread, n. ကိ၊ဂ်၊သထု၊၊ ကိ၊ဂ်၊ထ၊မ၊ဆု၊ဂ်၊မိ၊သထု၊

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ð as j; ð as in ðet; s as z; x as gz; n as in linger.

Gin'ger-beer, Gin'ger-pöp, *n.* (ဘိအာ) တကလှင်
တင်တင်မာဝဲထာသထု, တမာမူပှထပ်.

Gin'ger-ly, *adv.* daintily, cautiously, ထာတပ်
လိခသး, လိတပ်လိခသး; as, what is that
you took up so gingerly? တပ်ထာ နမိင်ထိပ်
အိထာတပ်လိခသးလိတပ်န့န့မ့မန့တမံထပ်.

Gin'gle, *n. & v.* သိပ်ကြွကြွ, သိပ်ကြိပ်ကြိပ်. See JIN-
GLE.

Gip'sy, Gyp'sy, *n.* ပှဖံးပစံမိ, ပှတကလှင်ထာအတ
အိပ်တင်အလိလိခင်လိကျာထပ်, တးဝှဖိဟိပှ,
ထိုကျာတပ်သ့န့သ့န့မးမိးညိန့န့ထပ်တပ်တမံ.

Gi-räffe', *n.* the cameleopard, ကိထာအူးခွတ္တ,
ဆင်မိကိမိထာအကိင်ထိတကလှင်.

Gir'an-döle, *n.* ဝှင်အူးတကလှင်အိပ် မိး အဒု ဝး ဝး.
See CHANDELIER.

Gird, *v. t.* to bind round, girt, ကပ်, ကျီထုင်, ကျီ
ထိပ်, ကျီထဲ, ထံဆင်; as, gird thy sword up-
on thy thigh, ကပ်တင်နုနုထာနကပ်ချင်အလိ.
See မိး. ၅: ၃; — the loins, ကပ်တင်ထိပ်ဒု;
gird the loins hastily, ခးန့ထိပ်အသး, တပ်
ထိပ်အသး; to clothe, to dress, ခးကုခူးသး;
as, I girded thee about with fine linen.
See ဃး. ၁၆: ၁၁.

Gird'er, *n.* Arch. တပ်တိ.

Gird'le, *n.* a zone, a belt, ထိပ်တကိး, ထိပ်ဒိပ်ပှ,
တပ်ကပ်တင်. —, *v. t.* to bind around
the waist, belt, ကပ်တင်; to environ, sur-
round, စိဆင်, အိပ်ဝးကြီး; to girdle, as a
tree, လိသံ, နိသံသ့, ကျီထိးသ့ဒ်အကသံအစိ.

Girl, *n.* မိင်ရပ်မိသပ်.

Girl'hood, *n.* မိင်ရပ်မိသပ်အခါ, သိးတကျင်ဆု, အိပ်မိင်
ရပ်မိသပ်အကတိ.

Girl'ish, *a.* လိကပ်မိင်ရပ်မိသပ်, တပ်ဆးမိးမိင်ရပ်မိသပ်,
သးလိကပ်ထာမိင်ရပ်မိသပ်အသိး.

Girth, *n.* — of a saddle, နိပ်ကပ်, စိကပ်အပှ; a
circular bandage, ပှထာပကပ်ဆင်တပ်; com-
pass round, အကပ်; as, what is your
girth? နထိပ်ဒုအကပ်ဆင်မိင်ထပ်.

Gist (jist), *n.* တပ်အဝှင်အပိထာအခိင်အရပ်, တပ်ကထိ
အမိပ်ပှ.

Give, *v. t.* to bestow, impart, grant, ထုင်; to
deliver, ထုင်လိ, ထုင်လိကွင်; to render, ut-
ter, or pronounce, as an opinion, a sen-

tence &c. မိးထာအတပ်ဆိကမိင်ဝှ, အကလှင်ဝှ
ထုင်ထုင်; to permit, allow, ထုင်လိတပ်အ
ခွဲ. — Give away, to transfer, ထုင်လိကွင်,
ထုင်လိကွင်တပ်ထာပှဝှအစိ. — Give back,
to return, restore, ထုင်ကျာ, ထုင်ကစိကျာ.
— Give by measure, ဆိပ်ထုင်တပ်. — Give
forth, to publish, as a command, ထုင်
လိအကလှင်; to proclaim, ခးဟူထိပ်သိလိ
တပ်. — Give in, to yield, allow, ဆိပ်လိခ
သး, ထုင်ကျာဝဲ. — Give out, to publish, ခးဟူ
ထိပ်သိလိတပ်; to issue, send out, emit,
send forth, as an order, ထုင်ထုင်အကလှင်, ထုင်
တပ်မာလိ; to cease from exertion, လိထွဲ
လိထိ, မာတကဲထာထပ်. — Give over or up,
relinquish to another, yield, surrender,
ထုင်လိကွင်ဆုပှအစုပှ; to abandon a prac-
tice, leave, quit, ခူးကွင်တပ်, ညိကွင်တပ်, တမာ
ထာထပ်; to relinquish in despair, ကွင်တပ်
တပ်ထာတပ်သးတးစိထဲ. — Give place, ထုင်
ပှထာအလိ, ပှန့ပှထာအလိ; — thanks,
မိးထိပ်ပတြာတပ်အကျး. — Give up, to cease
to act, တမာထာထပ်. — Give way, to
retreat, withdraw, ဂှကျာအလိခံ, ကျာကစိ
ကျာအလိခံ; to make room for, ပှန့အလိ;
to cease opposing, yield, တထိခါထာထပ်,
တကြိဆာထာထပ်တပ်ထပ်; to yield to pres-
sure, ကဘူး, ကဝှင်, လိဆာတပ်ထာပဆိင်အိအစိ; to
break in various ways, ထင်ကွင်, ကပ်ကွင်,
လိဒှိကွင်, လိဖျာကွင်, ထိရိတပ်တးစိဝဲထာအတ
ကျာထပ်အစိ.

Giv'er, *n.* a donor, a bestower, ပှထုင်လိတပ်မိ.

Giz'zard, *n.* ကထိ, ကထိကထိ.

Gla'cial (-shal), *a.* ထပ်ဆးမိး glacier; icy, ထပ်ဆး
မိးထံလိတက.

Gla'cier (glä'seer), *n.* ထံလိထကးထဲလိမးထိစိရိရပ်
စိပထာအအိပ်ဝဲထာကစာဂ်အကပ မိင်ကပထံးမိး
လိထင်ဆုကစာဂ်အခိင်ထံး, တပ်မာအသးမိန့ထာတပ်
စိမိင်ကပ်ဆိးအလိလိ.

Glä'cis, *n.* အလိဝဲအလိတံတမံ.

Gläd, *a.* pleased, joyous, cheerful, သှင်ခူးခူး,
သှင်ခွဲသးညိ; making glad or expressing
gladness, ရင်သး, ကျာသး.

ä, ê, î, ö, ü, ÿ, long; ä, ë, î, ö, ü, ÿ, short; cäre, fär, läst, fall, what; thêre, veil, têrm; pique; dône, fûr,

Gläd, Gläd'den, *v. t.* to cheer, exhilarate, မေ့ရင်သေ့၊ ခုခွံထိန်သေ့၊ ခုခွံထိန်သေ့။

Gläde, *n.* တာၤရှီထာၤပုၤ၊ တာၤရှီပုၤ။

Gläd'i-ä'tor, *n.* ဟူထာၤအညီခွံၤကျိၤပြါလိၤအသးထာၤဆဲၣ်ထာၤနး။

Gläd'ness, *n.* cheerfulness. See GLAD, *a.*

Gläd'some, *a.* See GLAD, *a.*

Gläir, *n.* the white of an egg, တာၤခိၣ်အဝါ, တာၤလီၤဂၢၢ်ထာၤတာၤခိၣ်အဝါ။ —, *v. t.* ခူတာၤထာၤတာၤခိၣ်အဝါ။

Glänçe, *v. i.* to dart a ray of light, တာၤဆဲးကပြါလီၤ; to fly off from, တထိၣ်တထိၣ်, တထိၣ်ကွံၣ်, ဖျိးကွံၣ်, လီၤတထိၣ်လီၤတကွး; to look with a sudden cast of the eye, ကွာ်တဘျး, ကွာ်ထာၤခဲၣ်ကခုၣ်ထံၣ်; to have a glance at, ထိန်တာၤတဟ့ၢ်, ထိန်တာၤကမ့ၢ်ကမ့ၢ်, ထိန်သဟ့ၢ်သဟ့ၢ်; to glance at, hint at, allude, ကတိၤကြွၣ်တရၣ်။ —, *n.* See GLANCE. *v. i.*

Gländ, *n.* (ဂျှပ်) • ကြိၤရှာၣ် (secretion) အအိၣ်ဂၢၢ် (organ), အကွာ်အဂီၢ်လီၤဂၢၢ်ထာၣ်မိ, န့ၢ်။

Gländ'ers, *n.* တာၤဆါတကလုၣ်ထာၤအထၣ်ကသ့ၣ်တဘျီတဘျီ, မီးတၢ်သထွဲထဲလီၤထာၤအနီၤဒုပုၤ။

Gländ'u-lar, Gländ'u-lous, *a.* containing glands, အိၣ်မီးကျၢ်တဖၣ်, မးအသးမိကျၢ်တဖၣ်အသး; glandular swelling, န့ၢ်ထီၣ်, န့ၢ်ထီၣ်ချီထီၣ်, အကျၢ်ညိးထီၣ်။

Gläre, *v. i.* to shine with a bright, dazzling light, ဆဲးကပီၤကပြါကပြါ, ကကြွၣ်ကကြိၣ်, ကကြွၣ်ခွၣ်, ကဲၤဆူၣ်ဆူၣ်, ကဲၤခဲၣ်ကဲၤနီၤ; to look with large, fierce eyes, ခဲၣ်ကဲၤထွကထံၣ်, ခဲၣ်ကဲၤကျိၣ်ကထံၣ်, ခဲၣ်ကဲၤညီၣ်ကထံၣ်။ —, *n.* တာၤကကြွၣ်ခွၣ်, တာၤကပြါကပြါ, တာၤကကြွၣ်ကကြိၣ်။

Glär'ing, *n.* conspicuous, clear, notorious; as, a glaring sin, တာၤသရူးမိၣ်တာၤကမ့ၢ်ထီ, တာၤကမ့ၢ်ရှါကြွၣ်ကထံၣ်; glaring eyes, ခဲၣ်န့ၢ်ကျိၣ်ကထံၣ်, ကျိၣ်ကထံၣ်။

Gläss, *n.* the material, ခဲၣ်ထံကထာ, ထီၤခဲၣ်မီး; a mirror, ခဲၣ်ထံကထာ; glasses, spectacles, ခဲၣ်ထံကထာထာၤပုၤဖျိကွာ်အဂီၢ်; window glass, ဝဲကြိၣ်ခဲၣ်ထံကထာ။

Gläss'y, *a.* resembling glass, လီၤဂၢၢ်ထာၤခဲၣ်ထံကထာ, ဖျါဝဲလီၤဂၢၢ်ခဲၣ်ထံကထာအသး။

Gläve, *n.* a broadsword, a falchion, နးဝဲလိၣ်ဝဲထီ။

Gläze, *v. t.* to furnish with glass, as windows &c, မးဝဲကြိၣ်အိၣ်မီးခဲၣ်ထံကထာ; to glaze ware, enamel, မးဘျူကဆူၣ်တာၤအလီၤ။

Glä'zier, *n.* ဟူထာၤအမးန့ၢ်ဝဲကြိၣ်အိၣ်မီးခဲၣ်ထံကထာ။

Gleam, *v. i.* to shine, glimmer, ခးကပီၤ, ကပီၤထီၣ်လှၢ်လှၢ်, ကဲၤလှၢ်လှၢ်။ —, *n.* a ray, a beam, တာၤကပီၤထီၣ်လှၢ်လှၢ်, တာၤကပီၤတဘျး, တာၤခးကပီၤ, တာၤကဲၤလှၢ်လှၢ်။

Glean, *v. t.* to collect with patient and minute labor, ထာၤန့ၢ်တာၤခဲၣ်အံၤတဲးဝဲန့ၢ်တဲးဝဲ; to glean after the reapers, ထာၤထီၣ်ဘုထာၤပုၤကွးဘုအလီၢ်ခဲ။ See ဂူၤ. ၃: ၂. ကွံၣ်ဘု, (*Bassein*). —, *n.* See GLEAN, *v. t.*

Glebe, *n.* turf, ground, soil, တီၣ်မိၣ်; land appropriated to religious purposes, သီသနီၤအတီၣ်မိၣ်, တီၣ်မိၣ်တကပီၤထာၤအထၣ်ဆးမီးကျၢ်လှၢ်ထီၣ်လှၢ်အဂီၢ်။

Glee, *n.* joy, mirth, merriment, တာၤသ့ၣ်ခုသးခု, တာၤသ့ၣ်ဖွံသးညီ, သ့ၣ်မိၣ်သးဝး, တာၤမးထာၤအသ့ၣ်ဖွံသးညီလိၣ်ကွဲတာၤအသး; a merry song, ထီသးဖွံတလှၢ်, ထီၣ်ခုၣ်သးတလှၢ်။

Glee'ful, *a.* merry, gay, အိၣ်မီးသ့ၣ်ဖွံသးညီ, ထာၤအလိၣ်ကွဲတာၤခါ။

Gleet, *v. i.* ရွာ်ထီၣ်တာၤထံ။ —, *n.* တာၤထံကရွာ်ထီၣ်ဝဲထာတာၤဆါအာတကလုၣ်အပူၤ။

Glän, *n.* a dale, တာၤကြိၤ, တာၤကြိၤထီၣ်, ကစၢၢ်အကဆူး။

Glib, *a.* smooth, slippery, ဘျူကဆူၣ်, သိကဆူၣ်; voluble, flippant, ဟူထာၤမိၣ်တာၤပီတာၤသုမီးအကိၣ်ပုၤဘျူမး။

Glide, *v. i.* to flow gently, လှၢ်လီၤကထီကထီ, လှၢ်ဝဲကလးကလး; to pass smoothly and still, လဲၤတၢ်ကစုကစု, လဲၤတၢ်ဘျူဘျူမီးစုဝးခိၣ်ဝးတဖျါထၣ်။

Glim'mer, *v. i.* to shine faintly, gleam, ကပီၤပံးလီၢ်ပံးလှၢ်, ကပီၤပံးလှၢ်ပံးလှၢ်, ကပီၤပုၤခဲၣ်။ —, *n.* တာၤကပီၤပံးလီၢ်ပံးလှၢ်, တာၤကပီၤပံးလှၢ်ပံးလှၢ်, တာၤကပီၤပုၤခဲၣ်။

Glimpse, *n.* a momentary view, တာၤထံၣ်တဘျးမိ, တာၤထံၣ်တဟ့ၢ်တဟ့ၢ်, တာၤရှါကမ့ၢ်ကမ့ၢ်, တာၤရှါသဟ့ၢ်သဟ့ၢ်; a momentary enjoyment, တာၤခုၣ်ထာၤတမိၣ်တပုၤန့ၢ်မီးထီၣ်မာ်ကွံၣ်။

dg, wɔlf; fʉrl, rʉde, pʉsh; e. i. o. silent; ʄ as s; ʃh as sh; ǵ as j; ġ as in ġet; ʂ as z; ʁ as gz; ʎ as in linger.

ထာအညွန့်အိန်လှ် ကိ တာ်; as, a gluttonous man, ပှထာအညွန့်အိန်လှ်ကိတာ်.
 Glüt'ton-y, *n.* voracity, တာ်အိန် လှ် ကိ အိ လှ် ကိ တာ်.
 Gnärl, *v. i.* to growl, snarl, (ထွံင်)ကညီတော်; to murmur, (ပှ)ကရူးတော်; little used. —, *n.* သွန်အကမိန်.
 Gnärled, *a.* knotty, အိန်ဒီးကမိန်ကမိန်ခါ.
 Gnäsh, *v. i.* ဆွန်သပိးခဲ, ခုန်ဆွန်တကျော်ခဲဆွန်သပိး.
 Gnät, *n.* ဆာ်, တာ်ဟာ်, ဆာ်သ့, ပကိန်, ပမိ.
 Gnaw, *v. t.* to bite, ဆွန်တော်; to corrode, ဆွန် ကွံင်.
 Gnaw'ing, *a.* ထာအဆွန်တော်တခဲဒီးတခဲဒီး; a gnawing pain, တာ်ဆါဆွန်တူးဆွန်မိန်.
 Gnö'men, *n.* an index, တာ်တကလှ် ထွန် ဒိ ဝှ ဝှ, တာ်စုဝှဝှထာအခွန်ပှါခါဆွန်အထီင်.
 Gnös'tic, *n.* ပှတကရုထာအပတ်မာအသးဒီးဆွန် ပှ ထာ အဆွန်ညါတော်ထါပှထာဆွန်တူးတူးဆွန်ဒီးထဲသါဝဲ သွန်န့ဒ်မိ.
 Gnū (nū), *n.* ဆင်ဒိကိန်ဒိတကလှ်ထာအခိန်လီဂ်ထာ ကျိန်, အခဲလီဂ်ထာကသွန်.
 Gö, *v. i.* to move from, to proceed, advance, ထဲ, တး; to walk, move step by step, တး, ထဲတော်တခါဝဲတခါ; to pass, circulate, as money, ထဲလီဂ်, ဒိပမံတော်အသီးစုလာပထဲ ထီဂ်အီထာပှထာတဝှ, ထဲလီဂ်အီန့, သူအီ သု; as news, တာ်ပရုဟူထီင်သါထီ, ပှမံဝဲဒ်အံ ဒ်န့; to fare, succeed, turn out, မာသ့, အိန် ကဲ, ကဲထီင်ဝဲဒ်အံဒ်န့; to tend, conduce, avail, ထီစာမာစာဒ်သီးအကဲထီင်ဝဲ. —Go about, to go from place to place, ထဲဝှဒီး, တးဝှဒီး; to gad, တးကျိကျိ. —Go against, ထဲဒူးတော်; to be contrary to, oppose, ထီခါ, ထီခွန်ထီခါ; to go against the wind, ဓါက ထီ. —Go aside, to deviate, swerve, တး ပှတော်, တထဲထာထီလီထာ, တမိန်ထွဲတော်ကျာအခဲ ထာ. —Go astray, to wander, stray, တး ပှဒီး, တးပှထဲ, ထဲကမန်တော်. —Go before, to precede, to lead, ထဲပတ်, ထဲထာညါဒီး; to go before the wind, ထဲထွဲကထီအခဲ. —Go between, to mediate, interpose, မာစုမာဒီး တာ်ထာတာ်ထာဒ်စာ. —Go beyond, ထဲပှကွံင် တာ်, ထဲတထာကွံင်တော်. —Go by, to pass near

by, ထဲသရူးတော်, ထဲတစွန်တော်; to follow rule, မိန်ထွဲတော်ကျာအခဲ, မိန်ထွဲတော်သိန်တော်သီအခဲ, မာဒ်အ ခိအတော်အိန်ဝဲအသီး; he gave me the go by, အဝဲထဲပှ ကွံင်ထဲဒီးတကွံင်ထဲမန်ထာ. —Go down, to descend, ထဲလီ, ကျဲလီ; to be swallowed, ပှလီထဲ, ပှလီလီန့ဝဲ; to set, as a celestial luminary, ထဲလီန့; as, the sun has gone down, ခုန်လီန့ထဲ; to go down the river, ပှလီထဲ. —Go forth, တးထီင် ဝဲ. —Go hard with, ကကိထာအဂိ, ပှပှကိ. —Go in, to enter, န့ဝဲ, ထဲန့ဝဲ. —Go off, to depart to a distance, တးဆူထဲလီမိစု, တး ဆူထဲလီ; to explode, as fire-arms, သးပှဒီး ထီင်အသး, ဝံင်ဆါထီင်အသး. —Go on, to proceed, advance, ထဲဆူညါဒီး, အိန်ကတိတ်တဝှ. —Go out, to depart from, တးထီင်ကွံင်; to become extinct, ထီပတ်, ထါမာ်ကွံင်. —Go over, to peruse, read, ဒီး ကွံင် ထီ; as, I have gone over this book, ထီတဆွန်အံ ယဒီးကွံင်ထဲ; to examine in course, review, ကွံင်တော် တမံ ထာ် တမံ စုန် စုန်; to pass from one side to the other, ဒိဂ်တော်; as, go over the river, ဒိဂ်ထဲကျိ. —Go round, ထဲ တရံတော်, ထဲတပိတော်; to revolve, တရံးအ သး; to move round, သးတရံး; to go round a corner, ထဲတရံးကွံင်အနာ်တမိန့. —Go through, pass through, ထဲ ဒိ ပှ ကွံင်, ထဲ ပှ ကွံင် တာ်; to penetrate through, pierce, ပှထီင်ကွံင်, ပှထီင်; to accomplish, finish, မာတုထဲဝဲ, မာထာထီင်ပှထီင်; to execute effectually, မာတုထဲကဲထီင်, မာတုထဲ ကတော်. —Go under, such a name, ထာ်တော် ကိးထဲပံဒ်အံဒ်န့. —Go up; as, a river, to ascend, ပှထီင်ထဲ, ထဲဆူထဲဝဲတခိ. —Go upon, as upon a supposition, to assume, မာတော် ထာအမိကမိန်တော်အံတော် န့ အ ဆီ. —Go without, to be destitute of, အိန်ကထီ. —, *v. t.* to take, as a share in an enterprise, မာသကိးတော်ဒီးတံးန့ တာ် ဒ် အ ထီ ထာ် အီ; as, they were to go equal shares in building the house, အဝဲသွန်ပှသကိးတံင်ဒီးထုင်ထဲ ပှထဲသီးသီး. —Go it, မာဒီးမာ, မာကော်န့. —Go one's way, ထဲဆူထဲလီခွန်ဝဲ, ထဲထာအကျဲခွန်ဝဲ.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

Gör'get, *n.* ထိပ်ပေးတကလှော်, အကွပ်အကွပ်လိပ်ထာထာ
 ဖြစ်ပေး။
 Gör'gon, *n.* မီးတကလိ, တင်လိပျံလိပေးဖွဲ့ပေးခြင်း။
 Gör'mand, Góur'mand, *n.* a glutton, ဖုယောအ
 ဆိန်လှော်ကိလှော်ကပ်အဆန်။
 Gör'man-dize, *v. i.* ဆိန်လှော်ကိလှော်ကပ်။
 Gör'y, *a.* covered with blood, ထပ်အေးမီးတင်သွန်;
 murderous, bloody, ထာအမေးသံပုအသေး။
 Gös'ling, *n.* ထိပ်တေး။
 Gös'pel, *n.* the glad news of salvation by
 Christ, တင်သေးခုအကစိန်ထပ်ပေးမီးခရိုင် အ တင်
 ဆုကွေးခိုကွေး; one of the four histories of
 Jesus Christ, ထိပ်တင်သေးခုအကစိန်ထာခရိုင်အစုဂ်။
 Gös'sa-mer, *n.* ကျွန်အလှေ, တင်လိပျံလိပေးကပီအလှေ, ခိ
 ဝဲထာကထိအကျိထာတင်ပိဂါခကတိဂ်။
 Gös'sip, *n.* တင်သဲဝဲထိန်ကထာ, တင်ခဲခဲသုခဲခဲ ဂိပု;
 one who indulges in idle talk, a tattler,
 ဖုယောအသဲဝဲထိန်ကထာခဲခဲသုခဲခဲဂိပု။ —, *v. i.*
 to prate, tattler, သဲဝဲထိန်ကထာ, ခဲခဲသုခဲခဲဂိ။
 Göth, *n.* (ဂိင်သာ) ဖုယောပုတကလှော်ထာအမေးနာပုပု
 ခုန်မီး; savage, wild hordes of people, ဖု
 ဝဲသကုန်မီး, ဖုပံထင်မီး။
 Göth'ic, *a.* ထပ်ပေးမီးပုဂိင်သာမီး; *Arch*, ထပ်ပေးမီး
 ထိန်မီးထိမီးထာအဝဲထြိပေးထိအမိန်ကပီထ ခုန်မီး အ
 ထုန်အိန်မိန်။
 Gouge, *n.* ထေးပုကထာ။ —, *v. t.* ဖွန် ထိန်; to
 gouge out, ဆွဲခွေးထိန်, ခွေးထိန်။
 Gourd, *n.* the plant, ထံလှေ, အ; the fruit, ထံလှေ
 သန်, အသန်; a calabash, ထံလှေပေး, အထံတင်,
 အထံပီ။
 Gout, *n.* တင်ဆါဆုန်ထူးဆုန်ပုတကလှော်။
 Gout'y, *a.* တင်ဆုန်ထူးဆုန်ပုထပ်ပေးမီး gout အိန်မီး
 တင်ဆါ။
 Göv'ern, *v. t.* to regulate, manage, direct, ခံ
 ညှိန်; to control, restrain, ခံညှိန်ပိတုတင်;
 to rule, ပာထပ်တင်, မာထိန်မာထိတင်။
 Göv'ern-ance, *n.* See GOVERN.
 Göv'ern-ess, *n.* a female invested with au-
 thority, မိန်ခုန်ထာအအိန်မီးအစီအကမီထာအက
 ခံညှိန်ပာထပ်တင်; a governess in a family,
 မိန်ခုန်ထာအအိန်မီးကွေးကွေးထိန်ထိန်ခိမိခိသန်ခံ
 ညှိန်ပိတုတင်ထာပုထိန်မီးအကျိ။
 Göv'ern-ment, *n.* direction, restraint, con-

trol, တင်ခံညှိန်, တင်ခံညှိန်ပိတုတင်; authori-
 ty, အစီအကမီ, တင်ပာထပ်တင်; the persons
 who govern, the administration. ဖုထာ
 အပာထပ်တင်, ဖုထာအခံညှိန်ပိတုတင်; a coun-
 try subject to a ruling power, a com-
 monwealth, a state, ကိထာအအိန်ထာတင်
 ခံညှိန်ပာထပ်အဖိထင်တဘွန်။
 Göv'ern-mént'al, *a.* တင်ပေးမီး government.
 Göv'ern-or, *n.* a ruler, ဖုပာထပ်တင်, ပမိန်, ပမိန်
 မိန်; an instructor, tutor. ဖုမာထိတင်တက
 ရာအမိန်။
 Göv'ern-or-gñ'er-al, *n.* ပမိန်တခင်အပမိန်။
 Gown, *n.* ဆု, ဆုပေးထိ။
 Gowned, *a.* သိးဆုပေးထိ။
 Gräb, *v. t.* to seize, snatch, clutch, ဖျှိ, ဖျှိစုန်က
 ထင်, ဖိန်စုန်ကထင်။ —, *n.* from *v. t.*
 Gräb'ble, *v. i.* to grope, sprawl, grovel, က
 ထာဂ်တင်ထာစုထာခိန်, ကနွှင်, ထွန်ကနွှင်။
 Gräce, *n.* favor, တင်ဘျား။ See ခိ. ၁၁: ၈, အကွပ်;
 divine favor, mercy, ကစီယုအဘျားအဖိန်;
 the God of grace, တင်ဘျားကစီ, ကွပ်ကစီ;
 virtue obtained through divine favor,
 တင်ပါရခံသုန်ဂုထေးဝါထာအ ယဲ ထာ ဖျှိ အ အိန်;
 gracefulness, elegance, comeliness, တင်
 ဗိထာ, တင်ဂုထာထင်; a short prayer be-
 fore or after meals, တင်မီးထိန်ပထြာပထြာ
 ဘျား, တင်သုန်ခိန်ထိန်ပထြာပထြာထာ အိန် ဝု အ က
 တိဂ်; the title of a duke, တင်အခံထထင်ထင်
 ပေးမီးမီးပထြာအတင်တနွှင်။ —, *v. t.* to a-
 dorn, embellish; မာထိထာတင်; to honor,
 dignify, ထူးထိန်, ပင်မိန်အိ။
 Gräce'ful, *a.* elegant, easy, ဗိထာ, အိန်မီးအစီအ
 ထာ, အိန်မီးအကရလိထာ, ထာပကွပ်ဂု။
 Gräce'ful-ness, *n.* elegance or ease of man-
 ner. See GRACEFUL.
 Gräce'less, *a.* depraved, corrupt, ပါရခံတအိန်,
 သုန်ဂုထေးဝါတအိန်, သံထေး*တအိန်, တင်ဘျှင်တင်တိ
 တအိန်။
 Grä'ces, *n. pl.* တင်ဗိတင်ထာ, တင်ထိထင်ထိထင်။
 Grä'cious, *a.* kind, merciful, favorable, kind-
 ly disposed, သုန်ဂုထေးထင်, အိန်မီးအသုန်ဂုထေး
 သေးဂု, အဘျားမိန်အဖိန်ထာ; granting favors,
 beneficent, ထာအမေးဘျားမာဖိန်ထာထိ, သုန်က

ä, ê, î, ô, ù, ÿ, long; ä, ê, î, ö, ü, ý, short; cäre, fär, läst, fall, what; thère, veíl, tèrm; pique; done, fòr,

Gränd-sëign'ior (-seen'yur), *n.* ဂြာင်တင်အိမ်ပေါင်း
 ဝါ.
 Gränd'sire, *n.* စု, စုပျံ.
 Gränd'son, *n.* ထီးရွှါ.
 Gränge, *n.* ခံင်, ထံင်, မိ, ဂါၤ, သွန်တဝဉ်ထာပုၤမေံခံင်တ
 ဂါပါတဝ်ဝဲ.
 Grän'i-förm, *a.* ထာခကွါအဂီၤလီၤဂဉ်ဘုမိၤယုမိၤဝေ
 သိန်.
 Grän'ite, *n.* (ဂြိန်နံၣ်), ထာဂါတဝဉ်အိန်ဆါသုဉ်သဲးမီး
 ကွီၢ်ခေံ, (quartz), ဇုၤထေဝါ, (felspar), မီးခဲကါ,
 (mica).
 Gra-niv'o-roüs, *a.* ထပ်ဘးမီးတင်အိန်အဆင်ထာတင်ခွဲ
 တဝဉ်; granivorous birds, ထိန်ထာခအိန်တင်
 ခွဲတင်ဆင်တဝဉ်.
 Grant, *v. t.* to bestow, confer, give, ယုဉ်တင်;
 to transfer the ownership of, ယုဉ်ပတင်
 ယုပုၤဝေအိန်; to admit as true what is
 not proved, concede, allow, ဝဉ်ကခဉ်ယၢ်;
 as, you say your foot was sore you
 could not come, grant it, but you
 should have sent some one to tell me,
 နှံးထာခခိန်ဆါနုထဲတဲကဲတဝ်, ဝဉ်ကခဉ်ယၢ်,
 ဝဉ်ကခဉ်ယၢ်, ဝဉ်ကခဉ်ယၢ်
 ကုနုၤမာပုၤထဲထဲထာတဝ် ဝါ ဝါ. —, *n.* the
 thing granted, a gift, a boon, တင်မီးနုၢ်
 ထပ်ထာပုၤဝေယုဉ်ဝဲ; a conveyance in writ-
 ing, ထိန်ခေံင်ထာခါထီၤထီၤထာတင်ယုဉ်တင်တဝ်မံးဝေ
 ရီၢ်, ထိန်ခိၣ်ထာပတင်အဂီၢ်. See GRANT. *v. t.*
 Grant-ee', *n.* ဂြာထာခနုၢ် grant. See GRANT. *n.*
 Grant'or, *n.* ဂြာထာခယုဉ် grant.
 Grän'ü-lar, *a.* consisting of grains, အိန်မီး
 grain တဝဉ်. See GRAIN.
 Grän'ü-late, *v. i.* to be formed into grains,
 ကဲထီၣ်အသးဇျာန် တလၢန် ပြီ က ခိၣ်ခဲးခဲးသး;
 to make rough on the surface, မၤသွၢ်ထီၣ်အ
 လီၤ.
 Grän'ü-lä'tion, *n. Med.* in ulcers, ညွှိန်ခဲၣ်. See
 GRANULATE.
 Grän'ü-loüs, *a.* See GRANULAR.
 Gräpe, *n.* ခံးသပ်.
 Gräp'er-y, *n.* ထေထီၣ်ဝဲပုၤယုဉ်ထီၤဝဲခဲးပုၤ.
 Gräpe'shöt, *n.* ချိန်အသပ်ထာခအိန်ထဲဝဲခဲးသပ်ခဏှာန်
 မၤနှဲဝဲထာချိန်ပုၤတဘီထီၣ်ခိၣ်ပုၤ.
 Gräph'ic, Gräph'ic-al, *a.* pertaining to the

art of writing, ထပ်ဘးမီးသုလွၢ်တင်; de-
 scribing with accuracy, ထပ်လွၢ်ချီထီၣ်တင်
 အဂီၢ်ခိၣ်တင်ခိၣ်ခဲးအိန်ဝဲအသး.
 Gräp'nel, *n.* a grappling iron, an anchor
 with several flukes, နှိန်သကုၤထာအအိန်မီးဝေ
 ကုၤတဘျးသကုၤ.
 Gräp'ple, *v. t.* to lay fast hold on, seize, ဝဉ်
 ဆင်ကျူၤကျူၤ, ထဲးနုၢ်ဖိန်နုၢ်ကျူၤကျူၤ; to seize
 with a grappling iron, ဘျးဆင်တင်မီးနှိန်ဝေ
 ကုၤ. —, *v. i.* to grasp in wrestling,
 ကျာ်လိၣ်ကျပ်လိၣ်. — Grapple with, မၤလိၣ်အ
 သးဝဲဘဲသဘူ, ခိၣ်ခုၣ်လိၣ်အသးကျာ်လိၣ်ကျပ်လိၣ်အ
 သး; *Fig.* လွၢ်ခးမၤန့ၢ်တင်; as, to grapple
 with mathematics, ကျာ်ခးမၤလိၣ်ခိၣ်ခိၣ်ခိၣ်
 ဆုဉ်ဆုဉ်. —, *n.* See GRAPPLE. *v. t.*
 Gräsp, *v. t.* to clutch, ဆွါ; to hug, ထဲးဂါၢ်ဖိန်
 ကျူၤ, မီးဆင်; to seize and appropriate
 with undue eagerness, ဝဉ်ထဲးနုၢ်တင်. —
 Grasp at, to try to seize, ဆွါထုၤ, ဝဉ်နုၢ်
 တင်. —, *n.* a clutching with the hand,
 the gripe, တင်ထဲးကျိၤဆင်, ဆွါဆင်, တင်ဖိန်ဆင်;
 reach of the arms, တင်မီးကတင်ဂုၤ; *Fig.*
 power of intellect, သးခမိခကမိၤ, တင်နုၢ်ဝါၢ်
 သွဉ်ညါ.
 Gräss, *n.* herbage, တပံၢ်, နှိန်, နှိန်မိၤမံးမိၤ. —, *v. t.* မၤထာထီၣ်ခိၣ်ထာတပံၢ်.
 Gräss'höp-per, *n.* နွံ.
 Gräss'-plöt, *n.* တင်ပၤခိန်မီးထီၣ်မီးနှိန်မိၤမံးမိၤ, တပံၢ်
 တမါသွဉ်.
 Gräss'y, *a.* အိန်မီးနှိန်မိၤမံးမိၤတပံၢ်တမါသွဉ်.
 Gräte, *n.* an iron lattice-work, တင်ထုသုတင်ထာ
 သးဘီ; a fire-place made of iron bars, ဝဉ်
 ကပုၤမၤဝဲမီးထးဘီ. —, *v. t.* to close a
 passage way with iron bars, တင်ဆင်လွဲ
 မီးထးဘီသွဉ်; to rub one rough thing a-
 gainst another, တခွန်ထုသွၢ်ထဲးထာထဲးသွၢ်; to
 wear away by rubbing, တခွန်ဘူလီၤ, တခွန်
 ဆဲးလီၤ; to offend, vex, irritate, မၤထွဉ်ခဲၣ်;
 to make a harsh grating sound, မၤတင်
 ထီၣ်တြၤတြၤမဲးကထဲး, နုၢ်တက်, သးထွဉ်ခဲၣ်.
 Gräte'ful, *a.* having a due sense of benefits,
 thankful, သွဉ်ညါတင်အဘျး; agreeable,
 pleasing, delightful, ထပ်ခဲးသး, နုၢ်အသး;

ä, ê, î, ò, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, fäll, whät; thère, veil, tèrm; pique; done, für

grateful to the taste, ဝပ်ဆင်ကိပ်ပူ, ဘဲဆင်
ကိပ်ပူ, ဆာဝပ်ဆင်ကိပ်ပူ.

Gräte'ful-ness, *n.* See GRATEFUL.

Grät'er, *n.* နိုင်ကြံ, နိုင်ကြံနိုင်ကြံ.

Grät-i-fi-cä'tion, *n.* the act of pleasing, တပ်မေ
ကျာသျှင်ကျာသေး, တပ်မေခံသျှင်ခံသေး, တပ်မေရင်မေ
ရင်ပူ အသေး; the state of being pleased,
enjoyment, delight, ခံသျှင်ခံသေး, သျှင်ရင်သေး
ရင်; that which affords pleasure, frui-
tion, တပ်မေကျာသျှင်ကျာသေး, တပ်ထာအမေရင်မေ
ရင်ပူအသေး, တပ်ထာအမေခံသျှင်ခံသေး.

Grät'i-fy, *v. t.* to please, delight, satisfy, မေ
ရင်မေရင်ပူအသေး, မေဆင်ပူအသေး; to recom-
pense, requite, မေကျွေး, ထွန်ကျွေးထွန်ပိုင်.

Grät'is, *adv.* ကလီ; as, to obtain gratis, နှုတ်ကလီ
တပ်.

Grät'i-tude, *n.* thankfulness, တပ်သျှင်ညါတပ်ကျွေး,
တပ်ဆင်, ထာအနှုတ်ကျွေးအဆီ.

Gra-tü'i-toüs, *a.* given without an equiva-
lent, ထွန်ကလီ; done voluntarily, not of
• necessity, မေရင်တပ်, မေရင်အသေး, မေခံရင်အသေး,
ပူဂေတရူးမေဆင်နှိတကဆင်; as, a gratuitous
assertion, တပ်ကတိထာကတိဝဲအလီတဆင်.

Gra-tü'i-toüs-ly, *adv.* See GRATIS.

Gra-tü'i-ty, *n.* a present, a free gift, တပ်ထွန်က
လီ, တပ်ကျွေး, မိုင်ဖေထင်ဆီ.

Grät'ü-läte, *v. t.* to congratulate, သျှင်ရသေးရသျှင်
မီးပူထာအဆင်ကျွေးဆင်ပိုင်ခံခံခံခံခံခံခံ.

Gräve, *a.* of a composed demeanor, solemn,
serious, sedate, သညးသပွဲ; important,
momentous; as, a grave affair, အမှူးအ
ရင်ထာအဆာ, အမှူးအရင်ထာအမိုင်အရင်; low,
deep, as a grave sound, တပ်ထိုင်ကပာ်ထာ,
တပ်ထိုင်ကပာ်ကပုန်. —, *v. t.* ဆေးကွေးတပ်.
See ENGRAVE. —, *n.* a tomb, a
sepulchre, တပ်သျှင်မိုင်.

Gräve-clôthes, *n.* cerements, တပ်ကူတပ်သီးထာ
ညါနှုတ်ကူအသီးပူသံခိုင်.

Gräve-dig'ger, *n.* ပူထာအရင်တပ်ပူထာပူသံအဂီ.

Gräv'el, *n.* fine particles of stone, ထာ်မိဝေပြီ
ပြီးထွန်ထစင်; a calculous concretion in
the kidneys or bladder, တပ်ဆီထာ်မိုင်
ထိုင်ဝဲထာ ဆင်စာ အပူ မီးလဲထိုင်ထာ တပ်ဆင်သံ.

—, *v. t.* to cover with gravel, ချွန်
လီထာ်အလီမီးထာ်အပြီအပြီ.

Gräv'el-ly, *a.* ဆိုင်မီးထာ်အပြီအပြီအပြီ.

Gräv'er, *n.* a sculptor, ပူထာအဆေးကွေးတပ်; an
engraving tool, a burin, နိုင်ဆေးကွေး.

Gräve'-stone, *n.* ထာ်ထာပူထာ်လီဝဲထာထာ်သျှင်မိုင်
မီးဆေးလီပူသံအမံမီးထဲထိုင်ဝဲထာအဂု်အဂီခံခံ
ခံခံ.

Gräv'i-täte, *v. i.* (ပြိုင်ဝဲတူး) လီထာဆူတပ်တမံခံခံ
ခံခံသေး, လီထာထာ်ဝဲထာထာ်ထူးထာအီအဆီ.

Gräv-i-tä'tion, *n.* (ပြိုင်ဝဲတူးရှာ်), တပ်ဆာ; the ten-
dency of bodies to one another, တပ်အမိ
အကမီထာ (body) ဘီးခံ တစင်ထူးထာလီထာအသေး
ရင်ရင်.

Gräv'i-ty, *n.* (ပြိုင်ဝဲတပ်), weight, heaviness,
တပ်လီထာထာ်, တပ်ဆာ; a tendency toward
a center, တပ်အမိအကမီထာ (body), ဘီးခံအ
မိုင် တစင်ထူးထာ ဘီး ခံ အဆေး တကွဲဆူအဆိုင်;
composed demeanor, sobriety, ကရုလီ
တပ်; importance, significance, တပ်အမိုင်
အရင်.

Gräv'vy, *n.* တပ်အသိကရွာ်ထိုင်ဝဲထာပထင်တပ်ပုဂံပု, ပရီ
တပ်ပုဂံပုနှုတ်လီ, တသုထံ.

Gräve'-yård, *n.* a cemetery, တပ်သျှင်မိုင်အကမီ,
လီ.

Gräy, *a.* white mixed with black, hoary, အ
လွဲထာအလဲထိုင်ထာအဝါမီးအသု ဟါဆုင်ဝဲအဆီ,
သုဝါ, ဝါဆေး. —, *n.* See GRAY, *a.*

Gräy'-bēard, *n.* ဝုဝါခင်ဆူင်.

Gräy'-eyed, *a.* ခဲင်ခွဲဝါဆေး.

Gräy'-håired, Gray-hēad'ed, *a.* မိုင်ဝါ.

Gräy'hound, *n.* See GREYHOUND.

Gräy'ish, *a.* ဝါဆေးဘင်ဖေး, ဝါဆေးဆေး.

Gräy'ness, *n.* See GRAY.

Gräze, *v. i.* to feed on growing grass, ဆိုင်ဆင်
ထာ နိုင်ထံက ခဲင်, ပျဲ၊ ဆိုင် နိုင်. —, *v. t.* to
touch lightly in passing, ထင်သပွင်, ထင်သ
ပွင်, ထင်တရင်; to feed with grass, pasture.

Gräz'ier, *n.* ပူထာအသျှင်ဆိုင်သျှင်ဆီဆိုင်မိကီမိ.

Gräz'ing, *n.* a pasture, အလီဝဲတပ်တမါဆိုင်ထာ
ဆိုင်ပျဲဝဲထာဆိုင်မိကီမိက ဆိုင်ဝဲအဂီ; a light
touch in passing, တပ်ထင်ကြင်.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

Grease, n. animal fat, တာ်သိ; a disease in the feet of horses, တာ်ခိန်ခွန်ဆိတကလုာ်ထာအညိ နွာ်ထန်ကသုန်ဂုၤဂုၤ, ကျိာ်ဂုၤဂုၤ.

Grease, v. t. to smear with grease, ခူတာ်ဖေလိ မီးတာ်သိ, ဗုန်သိ, မၤဘျာ်တာ်ထာ်သိ.

Greas'i-ness, n. unctuousness, grossness. See GREASY.

Greas'y, a. unctuous, oily, fat, သိဝဲ, ဘျာ်သိ, ထန် အာမီးသိ, ထန်ခိန်ထာ်သိ.

Great, a. (in various ways,) မိန်, ဝေးမိန်, ထာအမၤဝေး မိန်.

Great-bell'ied, a. pregnant, ဟာၤမၤမိန်, ဟာၤမၤကမိ လိ.

Great-grand'child, n. လိၤ.

Great-grand'fa-ther, n. ဝေးမိန်.

Great-grand'moth-er, n. ဝေးမိန်.

Great-great-grand'child, n. ထာ်.

Great-great-grand'fa-ther, n. ဝူထဝူ, ဝံထဝူ, ဝေးမိန် အဝါ, ဝေးမိန်အဝါ.

Great-great-grand'mo-ther, ဝံထဝံ, ဝူထဝံ, ဝေးမိန်အ မိာ်, ဝေးမိန်အမိာ်.

Great-heart'ed, a. courageous, ခူစးစး; having fortitude, အိန်မီးသးခူတလုာ်, တပျံ့ဟော်ထန်.

Great'ness, n. of large extent, dignity, eminence, grandeur, magnanimity, nobleness. See GREAT, a.

Greaves, n. pl. သမီးထာ်ခိန်ခွန်အစိာ်. See ခမူ. ခၣ်: ၆.

Gr'e'cian, n. a Greek, ဂရိၤရှၤမိ, ဂရိၤထူးထွန်မိ. —, a. ထန်စားကိာ်ဂရိၤရှၤ.

Greed'i-ness, n. ravenousness, voracity. See GREEDY.

Greed'y, a. having a keen appetite, voracious, ravenous, ထာအအိန်အဆန်ဆုန်, အိန် ဆန် ဝံန်သမီး, အိန်ကဲးစးကဲးစး, အိန်ဆုန်အိန် ထာ; eager to obtain, grasping, မိန်န့ၢ်အ သးနးနးကဲးစး, လိကိာ်ဆၢန့ၢ်တာ်နးမး.

Greek, n. the language of Greece, ဂရိၤရှၤမိထ ကလုာ်, ထူးထွန်အကျိန်.

Green, a. — in color, verdant, ထါ; fresh, vigorous, သိကဲးထွဲ, သံကဲးစး; immature in age or experience, အ, a green hand, ဂရၢထညိန့ၢ်တာ်. —, n. green color, စထွဲာ်

ထါဝဲစတံာ်ခဲထီၣ်သိအသီး; a grassy plat, ထီၣ် မိန်တကဖါအိန်မီးတံာ်ထါက့ၢ်ကလံာ်.

Green'-ey'ed, n. ခဲန့ၢ်ထါ.

Green'-house, n. ထိန်ခါထါ, ထိန်ထာ်ပုၤပာ်တာ်သုန် ထါဇူးထါတာ်အခုာ်အဘိထာအပူၤဒ်သီးထကထါ ထိ ဘိမီးထသုတသံထာတာ်ဂိာ်ခါတဂုၤ.

Green'ish, a. အထွဲာ်ထါတဲးစး, ထါထီၣ်ထသးတဲးစး, ထါထါ.

Green'ness, n. See GREEN, a.

Greens, n. pl. တာ်မီးတာ်ထန်.

Green'-sick'ness, n. မိန်ခုန်ထတာ်ဆိတကလုာ်ထာအ ခုးထီၣ်ထါထဲးစး, တာ်ဆါထါခဲးစး.

Green'-sward, n. ထီၣ်မိန်ခဲးမိန်အိန်မီးတံာ်ထါ.

Green'-wood, n. သုန်အသံကဲးစး.

Greet, v. t. to salute, hail, accost, ကထိာ်မိန် တာ်.

Gre-ga'ri-ous, a. ညိန့ၢ်အိန်ဆုန်ထီၣ်, ညိန့ၢ်အိန်မီးထစု အစိာ်.

Gre-ga'ri-ous-ness, n. See GREGARIOUS.

Gre-nade', n. တာ်စုကဲးတကလုာ်မၤထသးခိၣ်ခိၣ်သုန် အသီးထအိပူၤအိန်မီးဘျာ်ခွန်(ဝဲညိ).

Gr'en'a-di'er', n. သုးမိထာအခိာ်ထီတဂါထာအဘျာ်သုး မိအဂါ.

Grey, a. See GRAY.

Grey'hound, n. ထွန်မီးခဲးတကလုာ်.

Grid'dle, n. သပာ်ခါ, သပာ်ထာ်ပုၤမၤကိန်ထာထပူၤတ တလုာ်ထာအအိပူၤထါမီးမိန်ဝဲ.

Gríde, v. t. to cut, pierce harshly, ခုန်ထဲးစး, ဝုန် ထဲးစး.

Gríd-i-ron, n. ခိန်ကန်မၤဝဲထာထးဘိထီကရါ ခိသီးက သန်ကိန်ဂုၤဂုၤ, ကန် တာ်ညုန်ဂုၤဂုၤထာထထါ.

Gri'ef (grief), n. pain of mind, sorrow, sad-ness, trial, grievance, တာ်သုန်ထူးသးထူး, တာ်ထန်မိန်ထာ်ထန်မး.

Griev'ance, n. an injury, တာ်မၤကမန်ပုၤဂၤထထီာ်; affliction, trouble, ထာထာအခုးထဲထီၣ်တာ်သး ထူး.

Griève, v. i. to sorrow, mourn, သးထူးတာ်, သုန် ထာ်သးထါ. —, v. t. to make sorrowful, afflict, ခုးသးထူးတာ်, မၤသးထူးတာ်, မၤကိာ်မၤဂါ ပုၤထထး; to hurt the feelings, try, မၤထါ ပုၤထထး.

Griev'ous, a. causing grief, afflictive, ထန်စး

á, è, ì, ò, ù, ÿ, long; ä, ë, ï, ö, ü, ý, short; càre, fàr, làsst, fàll, whàt; thère, veìl, tèrm; pìque; dòne, fòr,

မီးရှူးလဲထိပ်တံသားအူး; distressing, painful, ထားမားမားမာမာဖြင့်တံ; hard to bear, ထားအတွက် တူၤဒိတ်တဲ, တံသားမီးတံကိတံခဲ; heinous, aggravated, ဒိတ်ဒိတ်ခိုၤ, ထားကြားသားယုဒိတ်.
Griev'ous-ness, n. oppressiveness, enormity, atrocity. See GRIEVOUS.
Griffin, n. တံအိတ်ပုၤလိၤဂဲၤထားအူထံၤတက့ၢ်, ကြိၤကြိၤ တက့ၢ်; a new comer, ပုၤအထိၤအိတ်တဲၤထိတ် တနံၤဒီးထံၤ.
Grill, v. t. to broil, တံၢ်, တံၢ်အိတ်, ဗိၤအိတ်ခွဲၤအိတ်.
Grim, a. frightful, ferocious, fierce, stern, grisly, sour, လိၤပျံၤလိၤဖူး, ဖျါဂုၤစည်း, ထုကလူ, အူးသကျဲၤ, တစုတစု, တမိုးတရု.
Gri-mäc'e', n. a smirk, တံၢ်ကလိၤကစိတ်, တံၢ်ကလိၤ ကစိတ်, ကလိၤကထံၤ.
Gri-mäl'kin, n. သံၣ်ခဲၤလိၤသးပုၤစည်းတရု.
Grime, n. dirt, foul matter, တံၢ်တံၢ်အာတံၢ်သိ, တံၢ်အစိတ်အစူး. —, *v. t.* to dirt, sully, မၤတံၢ်အာတံၢ်သိအလိၤ, မၤအိတ်မၤစူးအလိၤ. See BEGRIME.
Grim'ness, n. sternness, crabbedness. See GRIM.
Grin, v. i. ထုသထံး. —, *n.* တံၢ်ထုသထံး, တံၢ်ထု ထံးဘိသ့ၤ.
Grind, v. t. to pulverize by friction, ဝံၣ်ဂုၢ်, ဝုၣ် ဝံၣ်; to rub in order to sharpen, polish, whet, ကျဲ, ဘျဲဘျဲ; to rub one against another, ဝံၣ်ဂုၢ်လိၤ; to oppress, harrass, မၤကိၤမၤဖူး, မၤဒိတ်မၤထံၤ, မၤကိၤမၤခဲ. See ဂြါ. ၃: ၁၁.
Grind'stone, n. ခဲၤထာၢ်သု, ထာၢ်သု.
Grind'er, n. a double tooth, a molar, ခဲၣ်, ခဲ ထာၢ်ခဲၣ်.
Gripe, v. i. မြီးဆံၣ်, မိတ်ဆံၣ်; to feel the colic, ထာ ၁၁၆၆. —, *v. t.* to produce pain in the bowels, ခူးအိတ် ထိတ်တံၢ်ထာၢ်၁၁၆၆; to grasp with the hand, clutch, မြီးဆံၣ်တံၢ်, မိတ်ဆံၣ် တံၢ်; to distress, pinch, straiten, မၤဖူးမၤ ဖြိတ်. —, *n.* တံၢ်မြီး, တံၢ်မိတ်ဆံၣ်; to hug closely, မိးသဝံၣ်ဆံၣ်, မိးဆံၣ်သဲးဆံၣ်.
Gripes, n. pl. တံၢ်ဆိၤတၢ်၁၁၆၆.
Gris'ly, a. frightful, horrible, ထပ်သားမီးလိၤပျံၤ

လိၤဖူး, ဖျါဝဲတရုတမိုး, ထုကလူ; grisly bear.
 See GRIZZLY.
Grist, n. သုက္ကုၢ်အသးမုၢ်ဂုၤ, ထုသးမုၢ်ဂုၤထာၢ်ပုၤကဲဝံၣ် ကမူၢ်ဝဲတဘိၤအဂီၢ်.
Grist'-mill, n. ဆၢၣ်ဝံၣ်ထာၢ်ပုၤဝံၣ်ကမူၢ်တံၢ်အဂီၢ်.
Gris'tle, n. တံၢ်ကလူၤစၢ်, တံၢ်ညှိၣ်ကလူၤစၢ်. See CARTILAGE.
Grist'ly, a. ထပ်သားမီး gristle, အိတ်မီး gristle.
Grit, n. ခဲ, ခဲကမူၢ်, တံၢ်သွဲး.
Grit'ti-ness, n. တံၢ်အိတ်မီး grit, တံၢ်သွဲးတဲလဲၤ.
Grit'ty, a. sandy, သွဲးတဲလဲၤ, ထာၢ်မၤမၤအသးထံၤထာၢ်က မူၢ်ခဲကမူၢ်အသး.
Griz'zle, Griz'zled, a. ဝါသု. See GRAY.
Griz'zly, a. ဝါသုတဲခဲ; grizzlybear, တၢ်သုအရူစ ညးထဲကလူၤ.
Gröan, v. i. to sigh, ကအုကစွါ, ကအုဝဲဝဲဝဲ, ကအု ကြိၤကြိၤ. —, *n.* တံၢ်ကအုကစွါ, တံၢ်ကအုဝဲ ဝဲ, တံၢ်ကအုကြိၤကြိၤ.
Gröan'ing, n. တံၢ်ကအုကစွါ. See GROAN.
Groat, n. အံၣ်ဂဲထံၤအရူစးမိထဲသိးမိး ၂ သွဲ ဂ ကး.
Grü'ger, n. ပုၤထာၢ်ဆိတ်တံၢ်အိတ်တံၢ်အိတ်ကလူၢ်ကလူၢ်.
Grö'ger-y, n. အလိၤခဲပုၤထာၢ်တံၢ်အိတ်တံၢ်အိတ်အဂီၢ်.
Grög, n. သံးထာၢ်ဆိတ်မုၢ်ဝဲဝဲမီးထံ.
Grög'-shöp, n. a groggery, ဆိတ်သံးထဲလိၤ.
Grög'gry, a. tipsy, မူၤသံးထဲခဲခဲ.
Groin, n. လိၤကလူၤ, ကလူၤမိတ်, ကံၣ်ကလိၤထံး.
Groom, n. a hostler, ပုၤကွါကသုၣ်တဂါ; a bridegroom, တလးမူးမိတ်ခွါ. —, *v. t.* ကွါ ကသုၣ်.
Grooms'man, n. best man, ပုၤတဂါထာၢ်အဆွါမိး မၤမၤပုၤထာၢ်မိးမိးအသးတဂါ.
Groove, n. တံၢ်ကျိၤ, တံၢ်ကလိၤခဲးထီ. —, *v. t.* မၤ နှိတ်တံၢ်ကျိၤ. —, *v. i.* လိၤကလိၤခဲးထီ, လိၤ ဆၢၣ်ခဲးထီ.
Gröpe, v. t. to search by feeling, feel after, ကထာၢ်, ဝုၣ်ကထာၢ်, မၤတံၢ်ကမိတ်ကမိတ်.
Gröss, a. thick, bulky, large, တိတ်ထုၢ်ကထံၤ, တိတ် ဣကထံၤ; coarse, rough, တဘျဲတကတ္တံၢ်ထံၤ; heinous, atrocious; as, a gross sin, တံၢ် သမူးဒိတ်တံၢ်ကမုၢ်ထံၤ; stupid, dull, တံၢ်ကုၢ်တ အိတ်ထံၤ; vulgar, impure, တဖိတ်ထာၢ်ထံၤ, တကမိတ်ထံၤ; thick, dense, အိတ်သံၣ်တံၢ်, တံၢ်ဝဲ, ကိၤဝဲ; whole, total, ခဲထာၢ်ခဲသု; as the gross

do, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; n as in linger.

weight of a bag of sugar, ဆံသင်ဆာမိန်
ဆုန်မီးအထာန်မီးကထိတ်တံထာဆထင်ဆးမီးအိအ
ထိတထာ။—, *n.* the main part, တံ
ဆိတကုန်; twelve dozen, တကထာလွှာဆံလွှာ;
“in the gross” တံထာပပွါခဲထာတဘိဆိ.

Gröss'ness, *n.* See GROSS, *a.*

Gröt, Gröt'to, *n.* ထာပုထုပု, ဟိန်မိန်အမိပုဖေထံ.

Gro-tésque', *a.* whimsical, extravagant, တ
ထိကတန်နိတံ, မအသးကထိကထာ, မအသး
မိအိမိနွယ်ထကထိနထင်ပုအစိ.

Ground, *n.* the surface of the earth, ဟိန်မိန်ခံ
မိန်; region, territory, land, အထိတပု;
landed property, an estate, ဟိန်မိန်ကစိ;
foundation, တံမိန်ထံ; origin, အမိန်ထံ, အ
စံမိန်ထံ, အမိန်ဆာန်; cause, reason, အစုန်,
အစုန်အကျါ, အစုန်အစိ; (*pl.*) grounds, set-
tlings, lees, အသံအထာ; to gain ground,
advance, succeed, မနုန်တံတံစး, မှီးထာညါမိ;
to give ground, recede, ပျဲအထိ; to lose
ground, retire, retreat, ဂုကုအထိခံ, ထိ
ထံ. —, *v. i.* to run a ground, တုန်ထိန်,
ထိန်ထိန်. —, *v. t.* to lay on the ground,
ပတ်ထိထာဟိန်မိန်ထိ; to place, settle, found,
fix, မတံမထာတံ; to settle in knowl-
edge, instruct in first principles, မထိ
တံတုအနုပာထိထိထိထိ.

Ground'-floor, *n.* ဟိန်မိန်ထာဟိန်မိန်ထိထိ.

Ground'less, *n.* without ground or founda-
tion, အမိန်ထံတမိန်; without cause or
reason, အစုန်တမိန်, အထိတမိန်.

Ground'work, *n.* တံမထိန်တံအမိန်ထံ, တံအစုန်
မိပုအမိန်ထံ.

Group, *v. t.* to arrange in a group or groups,
ပတ်ဆုန်, ပတ်မိန်, ပတ်တပုထိ. —, *n.* a cluster,
a crowd, a throng, တံတစု, တံတကရု, တံ
မိန်တပု; a group of trees, သုန်တကရု.

Grouse, *n.* ထိန်တကထုန်, ဆိမိတကထုန်.

Grout, *n.* coarse meal, ထိန်ကမုန်အထံ; lees,
dregs, အသံ.

Gröve, *n.* ပုမိထာပုပု, ပုမိအိန်မီးကွဲထာအသးကံပု,
သုန်တကရု.

Gröv'el, *v. i.* to be prostrate on the face, lie
prone on the ground, ဝုန်ထိထာဟိန်မိန်ထိ,

ရွါဝထာဟိန်မိန်ထိ; to act a fawning, serv-
ile part, မတံမထုထိပုထိ, ကွဲထာတံမိက
ကဲပုအိန်မီးအထာကမိအိန်, မတံ
မထံပထုန်အစိ.

Gröw, *v. i.* to spring from the ground, မထိန်
မိန်ထိန်; to increase in bulk or stature,
wax, extend, enlarge, မိန်ထိန်ထိထိန်; to
increase, advance, improve, အထိန်, မိန်
ထိန်အထိန်; to become, ကဲထိန်; to pro-
ceed, as from a cause, result, ကဲထိန်ထာ
တံအိတံနုအထိ. —, *v. t.* to raise,
cultivate, ခုကဲထိန်ထာတံသုန်ထိထာထိအထိ.
—Grow together, to close up, မဲသုးဆုန်,
မဲသုးဆုန်ထိအသးမီးကဲတံတံထိ. —Grow
up, to advance to maturity, မိန်ထိန်တု
အမိန်တုန်မိန်ပု.

Growl, *v. i.* to snarl, murmur, ကညါထိန်ရုန်ရုန်,
ကညါကညါ. —, *n.* the growl of a tiger,
ထိန်သမိန်ပထုကညါ, ထိန်သမိန်ကအုး; —of a
dog, ထိန်ထု.

Gröwth, *n.* gradual enlargement in bulk or
stature, increase, တံမိန်ထိန်ထိထိန်, တံမိန်
ထိန်အထိန်. See GROW.

Grüb, *n.* ကံန်, ကံန်, ထိကထိ, မိကထိ, ကံန်မိကံန်မိ.
—, *v. t.* to dig, root out, ရုန်ထိန်, ထဲ
ထိန်ကွန်.

Grüdge, *v.* to be envious or covetous, သးကုန်
တံ, သးကဲတံ; to be unwilling to part
with, ယုန်တံကမိနးကစုန်, သးတမိန်ထာအကယုန်
တံအထိထာထုန်, ယုန်တံတစုန်, ယုန်တံကဲ, ထိကဲတံ;
to complain, repine, ကစုးကစုန်တံ. See
ထာ. ၅: ၉. —, *n.* ill-will, dislike, ha-
tred, တံသးယု, တံသးကုန်.

Grü'el, *n.* မုရု, ထိန်ကမုန်ရု.

Grüff, *a.* surly, severe, harsh, ထိန်ငါငါ, မအသး
ငါငါ, မအသးထုန်ကရဲ.

Grüff'ness, *n.* တံထိန်ငါငါ, တံမအသးငါငါ. See
GRUFF, *a.*

Grüm, *a.*—in countenance, မဲဆုန်ထိ;—in
sound, low, guttural, ထိန်ကပာထာ, ကထုန်
ကပာထာ.

Grüm'ble, *v. i.* to murmur, ကစုးကစုန်တံ; to

ä, ê, î, ô, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; câre, fär, läst, fall, whät; thêre, veil, têrm; pîque; dône, fûr

roar as the elements, rumble, တာ်သိင်က
 ဣ၊တာ်သိင်ကြိုကြိုကြိုကြို.
 Gru'mous, *a.* thick, clotted, ထင်စားစီးတာ်သံးကို
 လိ၊ ထင်စားစီးတိင်တိင်.
 Grunt, *v. t.* သိင်ငှင်ငှင်, သိင်မြိုမြို, သိင်တာ်ခိယိးခိယိး.
 —, *n.* တာ်သိင်ငှင်ငှင်, တာ်သိင်မြိုမြို. See *v. t.*
 Guä'nä, *n.* နှိပ်တထလှင်အိပ်ဝဲထာ်ကိာ်ခမ့ၢ်ရထာ်ကထိ
 ထံးတမိ.
 Guä'no (gwä'no), *n.* တာ်ခွင်တကလှင် ထာ်ပုၤ မာ်ပုၤ
 ထိပ်ထိပ်ခိင်ထာ်အကသျှင်ထီၤဗျးထီၤထာ်အဂီၢ်, ထံင်န့ၢ်
 ထာ်ကိးခိင်တနီၤ, ထာ်ခိင်လဲင်ပစံင်ခံး ထာ်ပုၤ.
 Guär-an-tee', Guär'an-tör (gär'an-tör), *n.* a
 surety, ပုၤထာ်အထုင်ခိင်အသး.
 Guär'an-ty, *v. t.* to warrant, make sure,
 ထုင်ခိင်ထာ်. —, *n.* a security, a war-
 ranty, တာ်ထုင်ခိင်တာ်, တာ်ထုင်ကိာ်တာ်.
 Guärd, *v. t.* to watch, အိပ်ခိး; keep in safety,
 protect, shield, shelter, ပာ်တာ်, မိးတာ်; to
 conduct safely, convoy, escort, ထဲၤဆွၢ်, ထဲၤ
 ထုၤ. —, *n.* state of vigilance, watch,
 တာ်အိပ်ခိးတာ်; safe-keeping, protection,
 ထာ်အိပ်ခိင်ထာ်, တာ်အိပ်ဂါ်အိပ်ကျၢ်; that
 which protects; preserves &c. a shield,
 a defense, တာ်ကထုကထာ်ကတၢ်, တာ်ခံးထီၢ်
 ကွၢ်ထီၤကတၢ်, တာ်ခွဲအိပ်ဂါ်အိပ်ကျၢ်ကတၢ်; a
 man or body of men keeping guard,
 watch, sentinel, ပုၤအိပ်ပာ်တာ်, ပုၤအိပ်ခိးတာ်;
 advanced guard, ပုၤမိးတာ်ထာ်ညါတစု; a
 body guard, ဝါးခုဝါးပုၤ; life guard, ခုပုၤ
 ထာ်အဝါးဆင်ပုၤအသး; rear guard, ပုၤမိးတာ်
 ထာ်ထီၢ်ခဲတစု.
 Guärd'ed, *a.* cautious, circumspect, ထာ်အကွၢ်
 ထီၤအခိင်ထံး, ထာ်အပထီၤအသး, ထင်စားစီးကဒုထီၤ
 တိာ်.
 Guärd'i-an, *n.* a warden, a protector, ပုၤထာ်
 အခံးကွၢ်ကွၢ်ပုၤ, ပုၤထာ်အကထုကထာ်ကတၢ်ပုၤ.
 Guärd'i-an-ship, *n.* protection, watch-care,
 တာ်မာ်ထီၤထာ် guardian.
 Guä'vå, *n.* မာ်ထာ်ကတၢ်.
 Gü'ber-na-tö'ri-al, *a.* ထင်စားစီးတာ်ပာ်ထာ်တာ်.
 Güd'geon, *n.* a species of fish, ညှိပ်တကလှင်; a
 credulous person, ပုၤထာ်အနာ်နာ်မိၤ, ပုၤထာ်အ
 နာ်တာ်ရွာ်ကဲခိး; an axle, ဝင်ရံ.

Guër'don, *n.* a reward, a recompense, ထာ်ခွဲ
 ထာ်ခိင်စး. *Obs.*
 Guëss, *v. t.* to conjecture, surmise, suppose,
 suspect, တထး, တထိတထး, တထးကွၢ်; to do
 by guess, တထးမာ်တာ်, တထးမာ်ကွၢ်တာ်.
 —, *v. t.* to make a guess or random
 judgment, တထးကွၢ်, ကြားကွၢ်. —, *n.* a
 conjecture, a surmise, တာ်တထးတာ်, တာ်တ
 ထးကွၢ်တာ်.
 Guëst, *n.* a visitor, a lodger, ပုၤထာ်အထဲအိပ်ထ
 ကိးပုၤ, ပုၤတမ့ၢ်.
 Guëst'-chamb-er, *n.* ပုၤတမ့ၢ်အခါး, ခါးထာ်ပုၤထဲအိပ်
 ထကိးအဂီၢ်.
 Guid'ance, *n.* direction, government. See
 GUIDE.
 Guide, *v. t.* to show the way, ခုးနဲင်ကွၢ်; to
 direct, manage, regulate, ထဲၤထုၤ, မာ်ထုၤ;
 to conduct, ဆွၢ်; to give rules of con-
 duct, ထုင်တာ်အမိ, နဲင်ထီၤမာ်ထီၤ. —, *n.* a
 leader, a conductor, ပုၤထာ်အခုးနဲင်ကွၢ်. See
 GUIDE. *v. t.*
 Guide'-post, *n.* ထုင်ထာ်ပုၤထာ်ထီၤကနဲင်ကွၢ်အဂီၢ်.
 Guild, *n.* a business fraternity or corpora-
 tion, ပုၤတကရၢထာ်အကတၢ်ကိာ်စုၢ်စုၢ်အိပ်တာ်
 ထင်စားစီးပနဲင်တာ်ကတၢ်အဝုၢ်.
 Guile, *n.* craft, cunning, deceit, တာ်ထီ, တာ်ထီတာ်
 ပုၤ, တာ်လွဲကခိလွဲကခါတာ်.
 Guile'ful, *a.* crafty, artful, ဣနီၤလီၤတာ်, ဣနီၤလွဲ
 ကခိလွဲကခါတာ်.
 Guile'less, *a.* artless, လီၤတာ်ပုၤတာ်, လွဲကခိလွဲကခါ
 တာ်, တအိပ်ထီၤထီၤထီၤ.
 Guil'lo'tine (gil'lo-teen'), *n.* တာ်စုကဝဲတကလှင်
 ထာ်ကကွၢ်ထဲင်ပုၤကိာ်အဂီၢ်. —, *v. t.* ကျိထဲင်ပုၤ
 ကိာ်ထာ် guillotine.
 Guilt, *n.* crime, criminality, တာ်မာ်ကမာ်, တာ်လှိုင်
 သွင်ခါပတင်, တာ်ခိးစး.
 Guilt'i-ness, *n.* See GUILT.
 Guilt'less, *a.* ထာ်အတာ်ကမာ်တအိပ်, တာ်ခိးစးတအိပ်.
 Guilt'y, *a.* ထာ်အတာ်ကမာ်အိပ်, ထာ်အတာ်ခိးစးအိပ်.
 Guin'ea, *a.* the country, ကိာ်တဘျီထာ်အာ်မြကထာ်
 ပုၤအခါး; name of an English gold coin,
 ထူတထးအခါးထဲထဲခိးစုတစွဲၤအဘျီ.
 Guin'ea-hën, *n.* ထီတကလှင်ထာ်ထီထဲထာ်ကိာ် Guinea.

dg, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; ŋ as in linger

H.

HAB

Hä, *int.* (ထပ်), denotes surprise, ဧာ်. — Hä equals, What did you say? ဟိ?

Hä'be-as-Cör'pus, *n.* ပဒိဋ္ဌိတထံတဘုဉ်ထာအဒုဉ် ကွံာ်ပုတဂါအိဉ်ထာဆိဉ်ပု, ဓုတဉ်ဘုဉ်ဒီးမာအဒိး တာ်ခိဉ်ညိဉ်ကဒိးအိးထာရူအဂါ.

Hä'ber-däsh'er, *n.* ပုကတတိဒိထာအဆါအိကံသဉ်, ထုဉ်ခူဉ်, စုဉ်ခူဉ်, ကးစုဒိးတာ်ဖိတာ်ထံအပြီအပြိးခိဉ် တခိဉ်.

Ha-bēr'gē-on, *n.* သးဆိးထးထာအမာထာသးခါပုဒိး ကိဉ်အဂါ.

Ha-bil'i-ment, *n.* a garment, clothing, dress, တာ်ကူတာ်သိး, တာ်ကယာကထဲ.

Häb'it, *n.* garb, attire, တာ်ကူတာ်သိး; common practice, mode, custom, use, အထုအ ထု; disposition or state acquired by constant practice, ညိဉ်ခူဉ်တာ်, အကူဉ်အကူဉ်, အကျိးအကျိး. —, *v. t.* to dress, clothe, array, ကူထီဉ်သိးထီဉ်, ကယာကထဲထီဉ်.

Häb'it-a-ble, *a.* ထာပုအိဉ်ဆိးသု; as, a habitable place, အထီဉ်ပုအိဉ်ပုဆိးဝဲသု.

Häb'i-tant, *n.* an inhabitant, a dweller, ပု အိဉ်ထာအထီဉ်ပုအိဉ်ပု; an inhabitant of a city, a citizen, ပုဒုဒိး; — of a country, denizen, a resident, ကိဒိ.

Häb'i-tät, *n. Nat. Hist.* သုဉ်ဖိဝဉ်ဖိခူဉ်ပု, ဆဉ်ဖိကိဒိ ခူဉ်ပုအိဉ်အထီဉ်.

Häb'i-tät-ion, *n.* the act of dwelling, တာ်အိဉ်; a residence, a dwelling, တာ်အိဉ်တာ်ဆိးအ ထီဉ်, တာ်အိဉ်အထီဉ်.

Ha-bit'ü-al, *a.* acquired by practice, accus- tomed, ထာအမာညိဉ်ခူဉ်တာ်; customary, usu- al, common, တဉ်ဆိးဒီးအထုအထု.

Ha-bit'ü-äte, *v. t.* to accustom, familiarize, မာညိဉ်ခူဉ်အထု.

Ha-bit'ü-äte, *a.* ညိဉ်ခူဉ်တာ်.

Häb'i-tüde, *n.* habit, တာ်ညိဉ်ခူဉ်; custom, com- mon use, အထုအထု.

HAI

Häck, *n.* a horse kept for hire, ကသုဉ်ထာအက စာ်ပဉ်အိးထာပုကတတိဒိအဂါ, ဓုတဉ်ဘုဉ်ထာအက မာတဉ်ခိအိဉ်ခူဉ်ထီဉ်အဂါ; a carriage kept for hire, ထုဉ်ကထုဉ်ထာအကစာ်ပဉ်အိးထာပုက တိဒိအဂါ; a common prostitute, စဲသဲ ခုဉ်. —, *v. t.* ကူဉ်ပုအိဉ်ထာဘိပုခူဉ်တဘိ, ဝဲဒ်, မိး ဟု.

Häck'er-y, (East Indian), *n.* ထုဉ်ကထုဉ်တကထုဉ် ထာကူဉ်ထုဉ်.

Häck'le, (as flax,) *v. t.* to hatchel, ခွံကသုဉ်တာ်ပ ဟိအထိး.

Häck'ney, *a.* ထာအပဉ်ဒုးငါထီဉ်အဂါ; hackney coach, ထုဉ်ထာပုပဉ်အိးထာကဒုးငါထီဉ်အဂါ.

Häck'neyed, *a.* used much and in common, ထာပုကိဉ်ခူဉ်သုဝဲ; thoroughly acquainted with, ထာပုပုထာသုဉ်ညိဉ်ထီဉ်ထီဉ်သုးသုး.

Häd'dock, *n.* ညဉ်တကထုဉ်.

Hä'dēs, *n.* the Grave, ဣးအထီဉ်, ပုထံမိဉ်အထီဉ်.

Häft, *n.* handle, hilt, အထီဉ်, စုကဝဲအထီဉ်. —, *v. t.* မာခူဉ်တာ်အထီဉ်, ထီထီဉ်တာ်အထီဉ်.

Häg, *n.* a fury, a witch, a sorceress, ပုခုဉ်ပု တရုတရု, တာ်ခါခုဉ်, ပုဉ်ခါခုဉ်.

Häg'gard, *a.* ဝဲဒ်ကအာခါကအာ, ကးဖျံကးဖျံ, တရုတရု.

Häg'gēss, *n.* တာ်ကူဉ်ကူဉ်ထိးညဉ်ထီဉ်ခူဉ်ဝဲအထုဉ်ပု.

Häg'gle, *v. t.* to mangle by hacking, ဝဲဒ်အထုဉ် ဝဲဒ်အထုဉ်, ကူဉ်အထုဉ်ကူဉ်အထုဉ်, မိးဟုမိးဟု. —, *v. i.* to be difficult in bargaining, chaf- fer, higgler, ထီဉ်တာ်ဆါတာ်အပုခူဉ်ကိ.

Hä-gi-ög'ra-pher, *n.* ပုထာအကွဲထံထီဉ်ဆိးပုဖိ ဆုအဂါ; a sacred writer, ပုကွဲထံထီဉ်ဆုထု.

Hail, *n.* သုဉ်; hailstone, သုဉ်အဗျာဉ်. —, *v. i.* သုဉ်ထီဉ်. —, *v. t.* to call at some dis- tance, accost, ကိးပုအိဉ်ထာ တာ်ထံတစဲး. —, *int.* ကတိးမိဉ်ပု.

Häir, *n.* — of the body, ဆုဉ်; — of an ani- mal, အဆုဉ်; — of the head, မိဉ်သု.

pg, wolf; fûrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ğ as in ğet; ſ as z; x as gz; n as in linger

Hâir'-brained, *n.* See HARE-BRAINED.
 Hâir'-breadth, *n.* လဲာ်နီ သီး မိၣ်သူ တဘိ; a hair-breadth escape, အိၣ်ဒီးထဲမိၣ်သူမိ တဘိဒီးတပူ ဖျဲးလာ်ထံာ်.
 Hâir'-clôth, *n.* တၢ်ကံးညၣ်လာ်ထံာ်တၢ်ထါဝဲ ဒီးတၢ်ဆူၣ်.
 Hâir'-cômb, *n.* သံၣ်ခွဲမိၣ်.
 Hâir'-pow'der, *n.* တၢ်ကမူၣ်ထါပှါ ဖှံ ထါ အမိၣ်သူ အကျါ.
 Hâir'i-ness, *n.* See HAIRY.
 Hâir'y, *a.* consisting of hair, အိၣ်ဒီး အဆူၣ်; a bounding with hair, hirsute, shaggy, အိၣ်ဒီးအဆူၣ်တိၣ်မး.
 Hal'berd (höl'berd), *n.* ဘိတကလုၣ်.
 Hal'berd-iër' (höl'berd-eer'), *n.* သုးဒိ ထါ အမိၣ် halberd.
 Häl'cy-on, *n.* အိၣ်ဒိတတလုၣ်. —, *a.* calm, quiet, peaceful, ခုၣ်ခုၣ်, ထံာ်အဘိၣ်အညါ.
 Håle, *a.* sound, healthy, robust, အိၣ်ဆူၣ်မး, အိၣ်ဆူၣ်အိၣ်ဆူ.
 Hålf, *n.* တဒိ, တကုၣ်, တဝဲဒီးမိ; more than half, ထကုၣ်, ဒီးမိကုၣ်.
 Hålf-blood, *n.* ပှါကးၣ်ဒိ, ပှါထါအမိၣ်အပၢ်အကလုၣ် လါးလိလိၣ်အသး.
 Hålf'-cåst, *n.* an Eurasian, ပှါကးၣ်ဒိ.
 Hålf'-moon, *n.* လါမိၣ်မး.
 Hålf'-pën-ny, *n.* တၢ်ခဲဘုၣ်ဆၢ်ဆၢ်.
 Hålf'-pike, *n.* ဘိစူၣ်တိၣ်.
 Hålf'-wåy, *adv. & a.* ဒီးမိကုၣ်; I will meet them half-way, ထကထကၢ်အိၣ်ထါ ကျဲးဒီးမိ; half-way house, ထံာ်အိၣ်ထါကျဲးဒီးမိ.
 Hålf'-wit'ted, *a.* silly, foolish, သးတသး, သးထထါ, ကုၣ်ထံာ်ကုၣ်သ့ၣ်.
 Hall, *n.* a large room, ဂးဒီးဒိၣ်ဒီးထဲာ်; a court-house, ထံာ်ထါပှါခံၣ်ညိၣ်ပိတုတၢ်ထါအပူ, ခူ.
 Hålle-lü'jah, *int.* (တၢ်ထလုထါ) တၢ်ကထါတဘိထံာ် ခံၣ်ဝဲ, ခံၣ်ထီၣ်ပတြါပုၣ်တက့ၢ်.
 Hålliard (hålyard), *n.* ကဘိအပံ့ထါထုးထီၣ်ထုး ထါထံာ်ထံာ်.
 Hal-loo', *v. i.* to cry out or exclaim with a loud voice, ကိးပသ့. —, *int.* ထု.
 Hållöw, *v. t.* to consecrate, set apart for

sacred purposes, ပၣ်ဒိဆံ့တၢ်ထါပုၣ်ထဲာ်; to reverence, revere, ထုးထီၣ်ထုး.
 Hal-lü'gi-nå'tion, *n.* an illusion of the senses or of the mind, သးထံာ်တၢ်ကထိကထိထါသး မိမိၣ်ကမၣ်အပူ.
 Hållö, *n.*—of the sun or moon, (ခုၣ်) ဂၢၢ်အသး, (ထါ) ဂၢၢ်အသး.
 Halt, *v. i.* to stop, hold up, အိၣ်ကတိၢ်, အိၣ်ဆိကတိၢ်; to limp, ထဲာ်တကျဲာ်တကျဲာ်, ထဲာ်တဲာ်တဲာ်; to hesitate, လုၣ်အသး. —, *v. t.* to cause to stop, ခုးအိၣ်ကတိၢ်. —, *n.* a stop in marching, တၢ်အိၣ်ကတိၢ်, တၢ်အိၣ်ဆိကတိၢ်.
 Halt'er, *n.* a rope attached to a horse's head, ပှါတဘိထါပှါမးစၢ်ကသ့ၣ်, ကသ့ၣ်အပှါ; a rope for hanging a man, ပှါစၢ်သံပှါ.
 Hålv (häv), *v. t.* to cut into halves, နီဒီးတၢ်တဒိ, တကုၣ်, တဝဲ, မးသ့ၣ်ဒီးတၢ်ဒီးသးခါၣ်, မးသ့ၣ်ဒီးတၢ်ခဲဒိထဲာ်သီးသီး.
 Håm, *n.* the bend under the knee, ဒိၣ်ကစၢ်ထံာ်; the thigh of a hog salted and smoked, ထီးကံၣ်ခုၣ်ခံၣ်ဆါလိပုၣ်ထါခွၣ်ပျါမိၣ်. See GAMMON.
 Håm'-string, *n.* ဒိၣ်ကစၢ်ထံာ်အထူၣ်. —, *v. t.* ကျိထဲာ်ကံၣ်ဒိၣ်ကစၢ်ထံာ်အထူၣ်.
 Håm'let, *n.* a small village, သမိဒိ.
 Håm'mer, *n.* တူၣ်; of wood, နီၣ်မိးမိး; of iron, နီၣ်မိးမိးထး; hammer of a gun-lock, မိာ်, ကျိ အမိာ်. —, *v. t.* to beat with a hammer, forge, ဒိတၢ်ထါတူၣ်, ဒိတၢ်ထါနီၣ်မိးမိး, ပှါလါတၢ်, မိၣ်တၢ်.
 Håm'mock, *n.* ခုၣ်ထီၣ်မိ.
 Håm'per, *n.* ပုၣ်ဒီးဒိၣ်တကလုၣ်ထုၣ်ဒီး ဝဲာ် ဒိ ဖျါဒိ ဝဲာ်. —, *v. t.* to entangle, insnare, မးတံာ်တံာ်, တမိၣ်တံာ်.
 Hånd, *n.* the palm with the fingers, ခူ, ခူထံာ်; a measure of 4 inches, ခူခုၣ်လွၢ်ခူ; the right hand, ခူလွဲ; *Fig.* a place of honor or power, အထီၣ်အိၣ်ဒီးအထါကထိ, အိၣ်ဒီးအမိၣ်အထဲာ်; the left hand, ခူစူၣ်; a form of handwriting, ခူလွဲတၢ်; ability, skill, dexterity, တၢ်ခူသ့ၣ်ဒိၣ်သ့ၣ်, တၢ်ကုၣ်ထံာ်ကုၣ်သ့ၣ်တံာ်အစု; to learn to write a good hand, လွဲးလိခူ. —, *v. t.* to give with the hand,

ä, ê, î, ò, ù, ý, long; ä, ê, î, ò, ù, ý, short; cåre, får, låst, fåll, whåt; thêre, veil, têrm; pique; dune, fôr

ကျွေးလျှင်; to put to death by hanging, execute, စားသံ.—Hang out, ကျွေးလျှင် တပ်လားမိတမိ, ကျွေးလျှင်တပ်ကဏ္ဍိဝဲခရိတ်; as, to hang out a flag, ကျွေးလျှင်တပ်ခေတ်.—Hang up, ကျွေးလျှင်.—Hang about, to keep near, အိပ်ခါးဝဲအစားသရူ, အိပ်ခါးဝဲတပ်ကူတေယံ.

Häng'er, *n.* နားတကလှင်ထာပွားကျွေးလျှင်ခါးဝဲထာအလျှင် ဝဲခါးဝဲထာကီးအလျှင်.

Häng'er-ön, *n.* a dependent, အကျွေးအပွဲ.

Häng'ing, *n.* a putting to death by hanging, တပ်စားသံပွား.

Häng'ings, *n.* တပ်ကျွေးလျှင်ခါးဝဲထာလျှင်တပ်.

Häng'man, *n.* a public executioner, ပွားလားတပ် လျှင်ထာအလျှင်အကစားသံပွားတဂါ.

Häng'nail, *n.* စုခွင်ခိတ်ထားအရည်ထိုင်အသား.

Hänk, *n.* လှုပ်ရှား.

Hänk'er, *v. t.* to long after, desire vehemently, စားနပ်အိတ်တပ်ခါးဝဲထာအလျှင်, ခိတ်နပ်အသား ထာတပ်ခါးဝဲထာခိတ်ခိတ်ကလဲ.

Häp, *n.* chance, fortune, fate, lot, တပ်မာခေတ်အ သား, အခွင်တခိတ်.

Häp'-häz'ard, *n.* chance, accident, တပ်ကွဲးကွဲး.— See HAP.

Häp'less, *a.* luckless, unfortunate, unhappy, ထပ်စားခါးဝဲထာခိတ်, ထပ်စားခါးဝဲထာခိတ်.

Häp'ly, *adv.* by chance, by accident, ထပ်အသား ခါးဝဲထာခိတ်အိတ်ခိတ်ခိတ်; as, I went a road infested by robbers, but haply I did not meet them, ယထာထာတမ္ဘင်အိတ်ခိတ်ခိတ်ခိတ်ခိတ် ထပ်အသားထပ်အစားယတထပ် သ ဂါ ခါးဝဲ ထာ ထပ်; perhaps, ထပ်အသားထပ်အသား, ထပ်တထပ်.

Häp'pen, *v. i.* to come by chance, fall out, ထပ်တပ်အိတ်ခိတ်ခိတ်ခိတ်, မာခေတ်အသား; as, a chance happened to us, ခွင်တပ်ထပ်ပွားလျှင် ခိတ်တပ်လျှင်. ဘမူ. G: ခ. to occur, take place, မာအသား, ကလိတ်ဝဲ.

Häp'pi-ness, *n.* felicity, blessedness, bliss, တပ် ခွင်တပ်ခွင်, တပ်ခွင်တပ်ကသား, တပ်ခွင်တပ်ပာ.

Häp'py, *a.* enjoying felicity, delighted, အခွင် အပာ; be happy, အိတ်ခွင်အိတ်ခွင်, အိတ်ခိတ်ခိတ် ညိ, အိတ်ခွင်အိတ်ပာ, အိတ်ခါးဝဲထာခိတ်, အိတ် ခွင်, producing felicity, blessed, prosperous, ထပ်စားခါးဝဲထာခါးဝဲထာခိတ်ခိတ်ခိတ်ခိတ်ခိတ်, တပ် ခွင် အိတ်

ထိုင်တပ်သွင်ဖွံ့သားညိ, တပ်ခါးဝဲထာခိတ်ခိတ်ခိတ်ခိတ်ခိတ်; most apt, suitable, conducive to, propitious, favorable, ထပ်ပွား, ထပ်အသားပွား, ထပ်ထိုင်ပွား.

Ha-rängue' (-räng'), *v. i.* to declaim, ကထိကျွေး လျှင်တပ်ခွင်အကျွေးလျှင်ထာပွားကဏ္ဍိဝဲခရိတ် ညိခါးဝဲခိတ်ခိတ်.— *n.* declamation, ranting, တပ်ကထိကျွေးလျှင်တပ်ခိတ်ခိတ်ခိတ်ခိတ်ထာပွား ကဏ္ဍိဝဲခရိတ်.

Här'ass, *v. t.* to weary, tease, vex, trouble, molest, မာတပ်တပ်ပွား, ကြိတ်ခိတ်ခိတ်ခိတ်ခိတ်ခိတ်ခိတ် ခါးဝဲထာခိတ်.

Här'bin-ger, *n.* a forerunner, a precursor, ပွား ခွင်တပ်ထာညိ; one who gives notice of an other's arrival, ပွားထာအသားထပ် သွင်ညိ ဝဲခါးဝဲထာထာပွားတဂါခေတ်ကလဲဝဲခွင်.

Här'bor, *n.* a place of refuge, a shelter, an asylum, တပ်အိတ်တခါးဝဲထာခိတ်, တပ်ပွားခါးဝဲထာခိတ်; a port for ships, a haven, ကဘိသန့.

Här'bor, *v. i.* to take refuge, or shelter, အိတ် တခါးဝဲထာခိတ်ခိတ်, အိတ်ထာအလျှင်ခိတ်ခိတ်ခိတ်ခိတ်ခိတ်ခိတ် တပ်ခိတ်.— *v. t.* to receive and entertain, shelter, တွင်ခိတ်ခိတ်ထာအလျှင်ပွား; to protect, keep safe, ဝဲတပ်ခိတ်ခိတ်ခိတ်ခိတ်ခိတ်ခိတ်, ထားကွဲးကွဲးကွဲး, ကလှကွဲးကလှကွဲး.

Här'bor-mäs'ter, *n.* ကဘိသန့အခိတ်.

Härd, *a.* not soft, firm, solid, ကါး; callous, indurated, ခါး; difficult, not easy, laborious, arduous, ကါး, ခဲ; rough, harsh, ချုပ်, ခဲ, ခဲကလဲ; hard-hearted, cruel, unfeeling, သားကါး, သားကါး; tight, as a knot, ခိတ်; stringent, strict, ချုပ်, ခိတ်; hard to deal with, rigorous, severe, ဝဲကိတ်အသား, ဝဲကိတ်အသား.— *adv.* laboriously, ကိတ်, ခဲ, ကိတ်ခိတ်, ဝါဝါ.— Hard by, ကွဲးတထား, ကွဲးဝထားဖါ.— Hard up, ကါးမာ, ကျပ်တထပ်မာတသ့.

Härd'en, *v. i.* to become hard, ကါးထိုင်, ထိခါး, ချုပ်ထိုင်; to become unfeeling, သားကါးထိုင်, သွင်ကပ်သားလျှင်ခိတ်ခိတ်ခိတ်; to become inured, able to bear, ညိခွင်တပ်ကိတ်ခိတ်ခိတ်, ညိ ခွင်တပ်ကိတ်ခိတ်ခိတ်, ကါးညိ ခွင်အသား.— *v. t.* to make hard, indurate, မာကိတ်ခိတ်ခိတ်ခိတ်, ခါးဝဲထာခိတ်ခိတ်ခိတ်ခိတ်ခိတ်ခိတ်; to harden

ä, é, î, ò, ù, ÿ, long; ä, ë, î, ö, ü, ý, short; cáre, fár, lást, fáll, what; thère, veíl, térm; píque; dóne, fòr

တၢ်ကယၢကယဲ,အစုကဝဲ; the furniture of a draught animal, တၢ်ဂိကၢ်; the heddles of a loom, နဲ.—, *v. t.* to equip with military accoutrements, ကူထီၣ်သီးထီၣ်သုးမိခ တၢ်ကယၢကယဲ,အစုကဝဲတဖၣ်; to harness a pony, ဂိကၢ်ထီၣ်ကသ့ၣ်.

Härp, *n.* တနၢ်; a Jew's-harp, စပုၤ, ဣပုၤ, တပုၤ. —, *v. i.* ဒုတနၢ်; to play a Jew's-harp, ဣသပုၤ.—Harp upon, ဣၣ်ထီၣ်သီးထီၣ်တၢ်တလီၤထီၣ်,တလီၤထီၣ်,ကတိၤထီၣ်တၢ်တလီၤထီၣ်.

Härp'er, *n.* a harpist, ပုၤဒုတနၢ်မိ.

Har-poon', *n.* တနီၣ်,သးလူ. See also GRAINS. —, *v. t.* ဆဲးဒီးတနီၣ်.

Härp'si-chörd, *n.* တနၢ်သီတူၢ်တကလၢ.

Här'py, *n.* a fabulous, winged monster, တၢ်တခံၤထၢအမဲၣ်လီၤဂၢၢ်ဖိၣ်ခၢ်ဒီးအနီၣ်လီၤဂၢၢ်ထီၣ်တဘျီ,ပုၤခံၣ်ဆဲးထီၣ်လၢပုၤဒီးတနးဒီးကလီကလီ; a plunderer, an extortioner, ပုၤထၢအကုၣ်န့ၢ်ပုၤဂၤအတၢ်.

Här'que-büss, *n.* ကျိတကလၢလၢပုၤထၢပုၤသ့.

Här'ri-dan, *n.* ဆဲးထီၣ်ထၢအပုၤဆဲးပုၤတက့ၢ်ဘျးထၢတၢ်ထီၣ်.

Här'röw, *n.* ကရၢ်,ကြၢ်.—, *v. t.* to break the ground with a harrow, မၤလီၤဖျိၣ်ထီၣ်ခိၣ်ထၢကြၢ်,မၤကဖိၣ်ထီၣ်ခိၣ်ဒီးကြၢ်; to fill with anguish, harrass, torment, ဒုးသ့ၣ်ဒုးသးဒုးပုၤ,ဒုးကိၢ်ထီၣ်ပုၤဂၤအသး.

Härsh, *a.* rough to the touch, grating, သွဲ,ကြဲကဲ; rough to the taste, tart, bitter, acrid, သွဲထၢ်ကိၢ်ပုၤ; rough to the ear, ဆဲးထဲ, ကဆဲးထဲ, ကိၢ်န့ၢ်; discordant, dissonant, ကလၢ်ဖျိး; vituperative, ကလၢ်ခၢ်လၢ်ကထၢ်; rough in speech or manners, blunt, ထၢအမၤအသးတကျၢၤတကျိၣ်,မၤအသးကရီကရး, မၤအထးတရုတမိးတရုတဲ; austere, severe, ထၢအမၤအုၣ်မၤမိးတၢ်.

Härsh'ly, *adv.* အုၣ်သဲး,အိၣ်မး.

Härsh'ness, *n.* acrimony, roughness, asperity, severity. See HARSH.

Härs'let, *n.* ထီးညၣ်ထၢအထၢပုၤ,ဒိပံးတၢ်ထၢဒီး,အသ့ၣ်အသးသ့ၣ်တဖၣ်.

Härt, *n.* a stag, တၢ်လၢ်ခါ.

Härs'hörn, *n.* တၢ်လၢ်ခါအနၢၤ; spirits of

hartshorn, တသံၣ်ထံးနးဆဲးဖျိတကလၢလၢပုၤမၤဝဲထၢတၢ်လၢ်နၢၤ.

Här'vest. *n.* the season of reaping, မၤဘုခါ,ကုးဘုခါ; grain gathered in, တၢ်မၤန့ၢ်ဘုဂွဲအံၤပုၤန့ၢ်; product of labour, gain, တၢ်န့ၢ်ဘျးထၢဒီးတၢ်မၤတၢ်အမိ,တၢ်ဒီးတၢ်မၤအဘျးအဖျိၣ်.

Här'vest-home, *n.* တၢ်မၤမုးမၤပွဲလၢမၤဘုဝဲအခါ.

Häsh, *v. t.* ကျိၣ်ဘျး,ထဲၣ်ဘျး,အိၣ်ဘျး. —, *n.* တၢ်ထဲၣ်ဘျးခံၣ်ဆဲးထီၣ်တၢ်ညၣ်ထၢတၢ်အံၤတၢ်န့ၢ်.

Häs'ty, *a.* quick, speedy, ချ့ပစုၢ်ပတုၤ; eager, လၢအသးအုၣ်; irritable, precipitate, ညီၣ်န့ၢ်သးထီၣ်ညး; momentary; as, I got a hasty view, ယထံၣ်တၢ်တဖျိၣ်တဖျိၣ်, ကပျိၣ်ကပျိၣ်.— speech, ကတိၤတၢ်ညး, ကတိၤ. ၂၉: ၂၀. ထးခိၣ်ကိၢ်ပုၤကိၢ်.

Häs'let, *n.* See HARSLET.

Häsp, *n.* a spindle to wind thread &c. on, ထးအုၣ်; a clasp for a staple, နီၣ်ဘျးဆၢတၢ်. —, *v. t.* ဘျးဆၢတၢ်ဒီးနီၣ်ဘျး.

Häs'sock, *n.* a cushion, ကိၢ်ခိၣ်မိခထီၣ်တကလၢလၢပုၤန့ၢ်လီၤခိၣ်မိခလီၤမဲၣ်ထၢအလီၤထၢထီၣ်ထီၣ်တၢ်အကတိၢ်.

Häste, Häst'en, *v. i.* to endeavour to be speedy, မၤပစုၢ်ပတုၤ, မၤချ့ချ့.—, *v. t.* to urge forward, expedite, hurry, ဒုးမၤကရီကရါ,ဒုးမၤချ့ချ့. —, *n.* quickness of action, speed, celerity, dispatch, တၢ်မၤအသးချ့သး, တၢ်ချ့သး; sudden passion, precipitance, vehemence, ထးခိၣ်ထီၣ်ချ့သး, ထးထီၣ်ညး; to go with haste, ထဲၣ်ကနီၣ်ကနီၣ်,ထဲၣ်ပစုၢ်ပတုၤ.

Häs'ti-ly, *adv.* ချ့ချ့ပစုၢ်ပတုၤ; Why do you go so hastily? တၢ်မၤန့ၢ်န့ၢ်ထဲၣ်ထဲၣ်ကလၢလၢပစုၢ်ပတုၤထဲၣ်; my wife will be looking for me, ထဲၣ်မၤကလၢလၢထဲၣ်ကလၢလၢပစုၢ်ပတုၤ.

Häs'ty-pud'ding, *n.* ကိၢ်တကလၢလၢပုၤမၤကထီၣ်ထၢအသ့ၣ်ထီၣ်ဘုဒုးအကမုၣ်ထၢထံၣ်ပုၤဒီးမုၣ်ဆိၣ်ဝဲ.

Hät, *n.* a covering for the head of different kinds, ခိၣ်ကုၣ်,ခိၣ်ကုၣ်မိးကု.

Hät'-bõx, *n.* ခိၣ်ကုၣ်အစၢ.

Hätch, *v. t.* to produce young from eggs, incubate, ထုးထီၣ်တၢ်အခိၣ်; to contrive, plan, plot, ကၢ်ကိၢ်,ကုၣ်ထီၣ်ဒီးလီၤ.—, *n.*

ä,ê,i,ö,ü,ý, long; ä,ë,ï,õ,ü,ÿ, short; câre, fâr, lâst, fâll, what; thêre, veil, têrm; pîque; dône, fôr

a brood of chickens, ထိန်ဖိစိမိတရုန်,တမိန်; the cover of an opening in a ship's deck, ကဘိအတက်ထွန်ဖျိအမိန်ကော်.

Hásh'ish, Hásh'eesh, *n.* တၢ်အထူးတကလုာ်ထာ်ပှၤ မၤန့ၢ်အိၤထၢပအိၤတကလုာ်အမိးအထၢ်, ပှၤ ထီၣ် ခုဖိ ညိၣ်န့ၢ်အိၤမုၢ်အသးလၢအိၤ.

Hätch'el, *n.* သိၣ်ထးတကလုာ်ထာ်ပှၤခွံၣ်ခွံၣ်ကဆၣ်တၢ်အ လုၤ. —, *v. t.* ခွံၣ်ခွံၣ်ကဆၣ်တၢ်အလုၤလၢ hatchel.

Hätch'et, *n.* ကွၢ်ဖိတကလုာ်.

Hätch'et-fäçe, *n.* ခဲၣ်တၢ်ကဆၣ်ထၢ်.

Hätch'wäy, *n.* တၢ်ထွန်ဖျိလၢကဘိအစီမိန်.

Häte, *v. t.* to abhor, detest, သးယု; loathe, သးထၢ်အၢ.—, *n.* hatred, enmity, animosity, တၢ်သးယု.

Häte'ful, *a.* odious, detestable, loathsome, malignant, ထၢပအဲၣ်တသ့, ဝှၢထၢ်တၢ်သးယုအိၤ, ထီၤသးယုပှၤ.

Häte'ful-ness, *n.* See HATEFUL.

Hä'tred, *n.* malevolence, rancor, loathing, detestation, တၢ်သးယု, တၢ်သ့ၣ်ယုသးယု.

Hät'ter, *n.* ပှၤထၢပအဲၣ်တသ့, ပှၤမၤမိန်ကုာ်ဖိ.

Haugh'ti-ness, *n.* arrogance, disdain, superciliousness. See HAUGHTY.

Haugh'ty, *a.* proud, disdainful, contemptuous, ထၢအပၣ်အသးကစၢလၢ, ထၢအပၣ်ထီၣ်ထီအ သး; imperious, lofty, ထၢအပၣ်အသးစမိန် မိန်, ပၣ်ကမိန်အသး, တလိၤကွၢ်ပှၤဖျိၣ်ဖိအမဲၣ်တၢ်.

Haugh'ti-ly, *adv.* proudly, arrogantly, မိး ကထီၣ်, ကန့ၢ်ကန့ၢ်; to speak haughtily, က တိၤကစၢလၢ, ကဘိၤကန့ၢ်ကန့ၢ်.

Haul, *v. t.* to drag, ထုး.—, *n.* တၢ်ထုးန့ၢ်တၢ်; to get a good haul of fish, ထုးညှၢ်န့ၢ်အါ.

Haum, Haulm (hawm), *n.* stem, stalk, ပထိးဖိ, သဘ့ဖိၤအမုၢ်အဘိ.

Haunch, *n.* the hip, ဆၣ်ဖိကိၢ်ဖိအကံၣ်ခုၣ်ကံၣ်ခဲ; a haunch of venison, တၢ်ထုၢ်အကံၣ်ခုၣ်.

Häunt, *v. t.* to frequent, resort to, ထဲၤဆူတၢ်အ ထီၣ်န့ၢ်တလိၤထီၣ်တလိၤထီၣ်; to trouble with frequent visits, intrude, ထဲၤမၤတံၢ်တံၢ်တၢ်တ လိၤထီၣ်တလိၤထီၣ်;—, as a ghost, နိတၢ်တဆၣ် မၤဝဲအသိး; as, that house is haunted, တံၣ် န့ၢ်ညိၣ်န့ၢ်တၢ်တဆၣ်ထီၣ်ပှၤ.—, *n.* a resort,

ခေလိၢ်တပှၤထၢအလိၤကစီၢ်နီၤ, တဝၢ; the haunt of an elephant, ကစီၢ်အလိ.

Haut'boy (hō'boy), *n.* နဲ, တၢ်ထၢပထီၤတကလုာ်အူဝဲ လၢအမၤပွဲၤဖိၤလိၤဖိၤအကတီၢ်န့ၢ်ထီၣ်.

Hau-teur' (hō-tūr'), *n.* haughtiness, pride, တၢ် ပၣ်အသးကမိလိ, တၢ်ပၣ်ကမိၣ်အသး.

Häve, *v. t.* အိၣ်; as, I have rice, ယထုအိၣ်; to be possessed of, own, အိၣ်မိး; as, I have a horse, ယအိၣ်မိးကသ့ၣ်တရုး; ဝၢ; as, I have a house, ထပၢထီၣ်တဗျၢၣ်; to have a wife, အိၣ်မိးမၢ; to have an opinion, ဆိကမိၣ်တၢ်, အိၣ်မိးတၢ်ဆိကမိၣ်ဖိစံးၤန့ၢ်; to have to do, to be obliged to do, ထၢ်မၢ; to have care, be careful, ဝထီၤသး; to have in hand, အိၣ် လၢစုပှၤ; to have joy, အိၣ်မိးသ့ၣ်ဖွံသးညိ; to have pain, အိၣ်မိးတၢ်ထွန်ထုးထွန်ပှၤ; to have sorrow, အိၣ်မိးသ့ၣ်အုးသးအုး; to have in regard, esteem, "to be had in honor," မၤထၢ မၤကစီၢ်, ၂ မူၤ. ၆: ၂၂.—Have away, to have out, ထဲၤမိၣ်, သးကွံၣ်တၢ်ဆူဆၢ်ဆၢၤ, သးလၢထီၣ်ကွံၣ်, See ၂ မူၤ. ၁၃: ၈.—Have by heart, ထီၣ်န့ၢ်ထး မိၣ်.—Have on the head, တီထီၣ်ထၢမိၣ်; to wear, သိးထီၣ်, ကုထီၣ်သိးထီၣ်.

Hä'ven, *n.* a port for ships, ကဘိသး; a place of safety, ထီၣ်ခုၣ်ထီၣ်ပၢၤ.

Hä'vened, *a.* အိၣ်လၢအလိၢ်ခုၣ်.

Häv'er-säck, *n.* ထၢၣ်တၢ်ခဲးထၢသးဖိမိၣ်အတၢ်အိၣ်တၢ် အိၤထၢတန့ၢ်အစီၢ်တန့ၢ်အစီၢ်, တၢ်တရု စီၣ် ကျိ ဆၣ် မျိၣ်ဆၣ်အစီၢ်.

Häv'oc, *n.* devastation, waste, တၢ်မၤတဲးဂီၤ, တၢ် မၤတဲးဂုၣ်မၤတဲးဂီၤတၢ်.—, *v. t.* to waste, destroy, မၤတဲးဂီၤတၢ်.

Hawk, *v. t.* to rake the throat, ကူးတရု, ဆၣ်ဝဲ, ဆၣ်ထီၣ်; as, to hawk up phlegm, ဆၣ်ထီၣ် ကတး; to peddle goods, တးဆိတၢ်တတံၣ်တၢ် တတံၣ်တတံၣ်တၢ်တတံၣ်. —, *n.* the bird, ထီၣ်; as, the hawk caught one of my chickens, ထီၣ်ဖျိၤန့ၢ်ယထီၣ်ဖိတဘျၢ်.—, *v. i.* to practice falconry, ဖိၣ်န့ၢ်ထီၣ်မံးဆိမံးလၢ ထီၣ်ခၢထၢအကစီၢ်မၤညိၣ်န့ၢ်အိၤတဘျၢ်.

Hawk'er, *n.* a peddler, ပှၤထၢပထီၤထၢဆိတၢ်တ တံၣ်ဖဲတတံၣ်, တတံၣ်ဖဲတတံၣ်.

do, wolf; furl, rüde, push; e. i. o. silent; ç as s; çh as sh; ç as j; ĝ as in ĝet; ſ as z; x as gz; n as in linger

Hawk'eyed, *a.* မဲင်ထံင်တၢ်ယံၤ, မဲင်ဆးဂ့ၤ, မၤအသးဒ်
ထံင်အမဲင်ထံၤ.
Haw's'er, *n.* နီၣ်သက့ၤအပံၤ, ကဘိပံၤဖးဒိၣ်.
Häy, *n.* တပံၤမ့ၤ, နီၣ်မ့ၤထၢပုၤမၤပၤဝဲထၢအဆၣ်ဒိၣ်ကိၣ်ဒိ
အဆိၣ်ဆၣ်အဂီၢ်.
Häy'-cöck, *n.* နီၣ်မ့ၤ, တပံၤမ့ၤအပူၣ်.
Häy'-löft, *n.* မိၤဒိၣ်မဲပုၤပၤနီၣ်မ့ၤ, တပံၤမ့ၤထၢကသ့ၣ်ဒိး
ဂီၤမဲးသ့ၣ်တဖၣ်အဂီၢ်.
Häy'-mäk'er, *n.* ပုၤထၢအမၤနီၣ်မ့ၤတပံၤမ့ၤ.
Häy'-mow, *n.* နီၣ်မ့ၤတပံၤမ့ၤထၢပုၤပၤဝဲဒိၣ်အိၤတပူၣ်ထၢ
တၢ်အထီၣ်ကစီၤထီၣ်အဖိၣ်ဒိၣ်.
Häy'-rick, Häy'-stäck, *n.* နီၣ်မ့ၤအပူၣ်ဒးဒိၣ်ဖးထီထၢ
ပုၤပၤဝဲဒိၣ်ထၢတၢ်ပျီပုၤထၢအကသ့ၣ်အညါအဂီၢ်.
Häz'ard, *n.* uncertainty, chance, တၢ်သးဒုဒိအ
ထီၣ်, ဓုၣ်အကကဲၣ်ထဲၣ်ဒ်ထဲၣ်တဖၣ်ဒိးထၣ်; peril,
risk, jeopardy, တၢ်ထၢကဒုးကဲထီၣ်တၢ်အသ့ၣ်
သ့ၣ်.—, *v. t.* to risk, jeopardize, en-
danger, မၤတၢ်ထၢထၣ်ထီၣ်အထီၣ်အိၣ်, ထၣ်ထီၣ်
မၤကွၢ်ဝဲ, တံၣ်ထီၣ်မဲဒ်ဒိးမၤတၢ်.
Häz'ard-ous, *a.* perilous, risky, venturesome,
uncertain, ထၢပသးဒုဒိတၢ်အထီၣ်အိၣ်, ထၣ်ထီၣ်
တၢ်အထီၣ်အိၣ်.
Häze, *n.* fog, ဘျီ; dry vapor, ဆီၤလူၤ.
Hä'zel, *a.* ရိၤလူၤ.
Hä'zy, *a.* foggy, အိၣ်ဒိး haze, အိၣ်ဒိးဘျီ; to be
hazy, ဘျီထီၣ်သတးဒိးဖျါဝဲတဂ့ၤထၣ်.
Hē, *pron. mas.* အဝဲ, အဝဲခၢ်, ပုၤ; either gender,
ပုၤ. See ကထီၤ. ၁၃: ၂၀; a male; as, a he-
lephant, ကဆီၤဝါ.
Hēad, *n.* the top of the body, မိၣ်, မိၣ်သၣ်မံ; chief,
ပုၤအဒိၣ်အမိၣ်, စကီၤ, အပဒိၣ်; the front
part, မဲၣ်ညါတမိ; the place of honor, ထီၣ်
ထီတက့ၢ်; the place of command, ပၤထၣ်
တၢ်အထီၣ်; opposition, တၢ်ထီၣ်ခၢ်ထီၣ်, တၢ်ကြိ
တၢ်; a division of a book, a chapter, a
section, ထံၣ်အမိၣ်; understanding, တၢ်
ကူၣ်တၢ်ဆး; own will, အတၢ်ကူၣ်ခၢ်ဝဲ; crisis,
height, တၢ်မိၣ်တုၣ်, အဆၢအကထီၣ်ထၢတၢ်ကထၣ်
ထဲက့ၢ်ဝဲ; the head of a sore, ဝုၤအမိၣ်မိၣ်;—
of a cask, ခုၣ်ထၢအထူၣ်ပျီအိၣ်တမိ;—of corn,
ဘုၤမဲၤ;—of hair, မိၣ်သ့;—of an instru-
ment, အကူၤ;—of a river, ထံၣ်;—of
a table, ခွဲၣ်အမိၣ်, ခွဲၣ်တမိထၢပုၤအိၣ်ဒိးအထၢက

ဝါညါခူၢ်သ့ၣ်နီၣ်ဝဲ;—of a vessel, ကဘိအမိၣ်တ
မိ.—, *v. t.* to lead, ထၢလူၤပုၤ; to direct,
ကဲမိၣ်; to oppose, check, restrain, ကြိဆၣ်;
to go to the front of, ထၢအျီထၢအမဲၣ်ညါ, ထၢ
ကြိထၢကၢ်အမိၣ်; to furnish with a head, ထီ
ထီၣ်အမိၣ်, မၤနီၣ်အမိၣ်; to top, cut off the top,
မၤထဲၣ်ကွၢ်အမိၣ်.—, *v. i.* to originate,
spring, as a river, ထံၣ်ထီၣ်, ထံၣ်ကွၢ်မိးအိၣ်;
—as a plant; as, the paddy is headed, သ့ၣ်
ထၣ်ခၢ်အိၣ်ဒိၣ်ထံၣ်ထီၣ်.
Hēad'ache, *n.* မိၣ်ဆါ.
Hēad'-bänd, *n.* a fillet, မိၣ်ကျိၤ.
Hēad'-dress, *n.* မိၣ်ခုၣ်အတၢ်ကထၢကထဲထၢအမိၣ်အ
ဂီၢ်, မိၣ်ခၢ်, မိၣ်သလး, မိၣ်ကျိၤဒိးတၢ်ဒ်နီၣ်တဖၣ်.
Hēad'-first, *adv.* ဆိုမိၣ်; to fall head-first, ထီထဲၣ်
ဆိုမိၣ်, ထီထဲၣ်ဆဲးမိၣ်, ထီထဲၣ်နီၣ်မိၣ်.
Hēad'land, *n.* a foreland, a cape, a promon-
tory, တီၣ်မိၣ်အနီၣ်ဒု, တီၣ်မိၣ်အနီၣ်ဒုနီၣ်ဒု.
Hēad'less, *a.* having no head, အမိၣ်တအိၣ်;
having no leader, ပုၤထၢအကထဲထၢလူၤအိၣ်တ
အိၣ်တၣ်, အကစၢ်တအိၣ်, အဒိၣ်အမိၣ်တအိၣ်.
Hēad'löng, *a.* rash, precipitate, ထၣ်ပာဒိးတၢ်ပ
ထီၣ်သးတအိၣ်, တၢ်ဆိမိၣ်ဆိမၤတအိၣ် သတးဒိးနီၣ်
မၤတၢ်.—, *adv.* with head foremost,
ဆိုမိၣ်; to fall headlong, ထီထဲၣ်ဆိုမိၣ်.
Hēad'-man, *n.* a chief, a leader, ပုၤအမိၣ်, စကီၤ
စတး, ပုၤအဒိၣ်အမိၣ်.
Hēad'-mōst, *a.* most advanced, ထၢညါကတၢ်,
အမိၣ်ကတၢ်.
Hēad'-piēce, *n.* armor for the head, a helmet,
မိၣ်ကုၣ်သုး, သမိး.
Hēad'-quar'ters, *n.* သုးမိၣ်အဒိၣ်ကတၢ်အိၣ်အထီၣ်, ပုၤ
ပၤထၣ်တၢ်အဘိၣ်.
Hēad'-sēa, *n.* ထဝီထၢအထဲဒိထၣ်ကဘိအမိၣ်.
Hēad'spring, *n.* a fountain, ထံထီၣ်ပၢၢ်ထၢထံၣ်.
Hēad'ställ, *n.* ကသ့ၣ်အမိၣ်ကျိၤ.
Hēad'-stüne, *n.* corner-stone, တၢ်ထံၣ်နီၣ်မိၣ်အ
ထၢၢ်တဖျါ; the stone at the head of a
grave, ထၢၢ်တဖျါထၢပုၤထၢၢ်ထီၣ်ထဲထၢ သ့ၣ်မိၣ်
အမိၣ်တမိ.
Hēad'-ströng, *a.* violent, willful, obstinate,

ä, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ō, ū, ȳ, short; cäre, fär, läst, fäll, whät; thère, veil, tērm; pique; döne, fōr

heady, နာကုန်, တဒိကနန်တင်တင်, လူ့ဇဉ်အသး.

Hēad'wāy, n. ကဘိထေတင်; the ship makes head way, ကဘိထေလျာညါထံ; progress, တင်ထေလျာညါ.

Hēad'-wind, n. ကထံတထေ, ကထံတထင်, ကထံထေဂါ.

Hēad'y, n. See HEADSTRONG.

Hēal, v. i. to grow sound, ဘျါကွာ.—, v. t. to cure, မာဘျါကွာတင်; to reconcile, မာစူထိဒ်ဒီးထိဒ်တင်.

Hēalth, n. တင်အိန်ဆူဒ်အိန်ဆူ, တင်အိန်ဆူဒ်မာထေ.

Hēalth'ful, Hēalth'y, a. free from disease, sound, well, hale, အိန်ဆူဒ်အိန်ဆူ, တဆါတင်; to look heathful, အစိန်ဗျါသဘျိန်သဘျါ; conducive to health, salubrious, wholesome, ဒူးအိန်ထီတင်အင်အထါ, လာအဒူးအိန်ဆူဒ်အိန်ဆူတင်; pertaining to a healthy state, တင်ဆးဒီးအိန်ဆူဒ်အိန်ဆူ, တင်ဆးဒီးဂံဆူဒ်ထါဆူဒ်, တင်ဆးဒီးအိန်ဆူဒ်ကမိဒ်.

Hēalth'ful-ness, Hēalth'i-ness, n. See HEALTHFUL.

Hēap, v. t. to pile up, ပုန်ထီဒ်, ပန်ဒ်ထီဒ်; to accumulate, amass, lay up, ဒူးဆါထီဒ်တင်; to make convex or elevated in the centre, ဝှဲလှင်ကွန်, ပန်မိထေ.—, n. တင်အပုန်, တင်ပန်ဒ်.

Hēar, v. t. to perceive by the ear, ဟူ, နာဟူ; to obey, heed, ဒိကနန်; to hear preaching, ကနန်တင်စိန်ထေထေထေ.

Hēar'ing, n. the sense of hearing, တင်ဟူသ့, နာဟူတင်အမိအကမိ; the act of perceiving by the ear, တင်နာဟူတင်; the act of obeying, တင်ဒိကနန်တင်; an opportunity of addressing a superior, an audience, တင်နာအခွဲထေကထေတင်ထေပဒ်; the reach of the ear, ထေတထေ, စီစူတထေဟူ.

Hēark'en, v. i. to listen, attend to, ကနန်, ဒိကနန်, ဒိကနူဒိကနန်; to obey, heed, ဒိကနန်တင်နာမဲဆင်ဝဲ, စူဂဲဝဲ.

Hēar'sāy, n. rumor, report, fame, တင်နာဟူထေပုဂဲလဲထေ, "တင်ပုဂဲလဲထေတင်နာဟူထေတင်နာဒ်ထေတင်, ပုဂဲလဲထေတင်နာ."

Hēarse, n. လှိုင်ကတင်လျာပုမိန်ပုသံမိန်အစိန်.

Heärt, n. the fountain of the blood, သး, သွိုင်အစါ; the inner part, အထဲ, တင်သးကံပု; the heart of a tree, သွိုင်အထဲ; the mind, (မိန်,) ပသုန်ပသး; courage, spirit, သးစူ, သးစူတထေ, သးမာတင်ဘျိန်; to get by heart, memorize, တင်နာထေမိန်.

Heärt'-äche, n. တင်သးကိန်, တင်သးတထင်, တင်သွိုင်အသးအသး.

Heärt'-breäk'ing, a. တင်ဆးဒီးတင်သးသွိုင်အစါ, နီပစဲးတင်အသးတင်မာမုန်သးလင်ထံ, တအိန်ထေတင်, သးထေဘျိန်ထေထေ.

Heärt'-brök'en, a. disconsolate, ထေအသွိုင်ကင်သးထေ, သးကင်.

Heärt'-būrn, n. သးအူ, သးကိန်ဟူ.

Heärt'-būrn'ing, n. discontent, secret enmity, သးဆါတင်, သးကိန်တင်.

Heärt'-eāse, n. quiet, tranquility; တင်သးစူ, တင်စူသး.

Heärt'en, v. t. to encourage, embolden, မာဆူဒ်ထီဒ်အသးအင်အထါ, ကထေဆူဒ်ထီဒ်အသွိုင်အသး.

Heärt'-felt, a. လာသွိုင်ကင်သးထဲ.

Heärth, n. ဇဉ်ကပု, ဇဉ်ကွန်.

Heärt'i-ness, n. See HEARTY.

Heärt'less, n. without affection, တအိန်ဒီးတင်အိန်တင်, တအိန်ဒီးတင်သးကညါတင်; without courage, တအိန်ဒီးသွိုင်စူသးစူတင်, တအိန်ဒီးသွိုင်ဆူဒ်သးဆူဒ်တင်.

Heärt'less-ness, n. See HEARTLESS.

Heärt'-rēnd'ing, a. deeply afflictive, သးကလင်တင်ထေတင်တင်မဲမဲအထေ.

Heärt'-sick, a. depressed, low-spirited, သူဂံသုဝဲ, သးထေညျဲထေထေ.

Heärt'-string, n. the stem of the heart, သးညျဲ.

Heärt'y, a. cordial, warm, sincere, earnest, တင်ဆးဒီးမာတင်ထေသွိုင်မိဇျါဒ်သးမိဇျါဒ်, မာဒီးတင်အိန်တင်ကွဲ, ဒီးတင်မိနုဒ်သးတထေ.

Hēat, n. caloric, တင်ကိန်; the state of being hot, အကိန်; the state of feeling hot or very warm, တင်ကိန်ကထါ; a single effort, a course, တင်မာထေသးတထေဒီး, တင်ကွဲးစါးတထေဒီး; ardor, fervency, သးဆူဒ်, သးဂံဆူဒ်ထါဆူဒ်; rage, exasperation, သးဒိန်ထီဒ်ကဲထီဒ်

do, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; ŷ as z; ȳ as gz; ŋ as in linger

နားနား; blood-heat, ကိတ်ပသွန်ပထံညီနွှဲကိတ်ခသီး. —, *v. i.* to grow hot, as by fire, ကိတ်ထိန်; as the sun, တက်ကိတ်ထိ; to ferment, ဝေးထိန်, ဆံပုံဘိကြီးဆံပုံဘိယု. —, *v. t.* to make hot, မေးကိတ်ထိန်; to make ardent, inflame, ခူးဆုန်ထိန်ပှုဖေသး, ထိန်ဝဲထိန်ပှုဖေသး.

Hēath, *n.* the plant, နိန်ဒီးမံဒီးတကလုန်, ပထိးသွန်ဇော်ရ်. See ယီး. ၁၃: ၆. a plain covered with heath, ဂျီပှုဖေအိန်ထဲပထိးသွန်ဇော်ရ်.

Hēa'then, *n.* a pagan, a gentile, ပှုတထိယွဒိ, ပှုတထိတိဒိဒိ. —, *a.* gentile, pagan, ထပ်ပေးဒီးပှုတထိယွဒိ.

Hēa'then-dōm, *n.* the gentile world, ပှုတထိယွဒိသွန်တဖန်အထံအကိတ်.

Hēa'then-ish, *a.* pertaining to the heathen, ထာအမေးသးဒီးပှုတထိယွဒိထိယွဒိအလုန်အထိအသီး; pertaining to heathenism, ထပ်ပေးဒီးပှုတထိယွဒိထိယွဒိအလုန်အထိ.

Hēath'er, *n.* See HEATH.

Hēave, *v. i.* to rise, swell, distend, expand, မိန်ကဒိထိန်အသး; to pant, gasp, သိထိန်မိန်လိန်မိန်လိန်; to retch, keck, သးကနား, သးကထဲ; to heave in sight, ဖျါထိန်. —, *v. t.* to lift, raise, elevate, မိန်ကဒိထိန်တော်, ထကာထိန်တော်; to cause to swell, ခူးကမိထိန်, ထိန်ကမိထိန်, အူကမိထိန်; to lift and throw, တံးထိန်ဒီးကွန်ထိန်ကွန်.—Heave to, ခူးအိန်ကတိတ်ကဘိ.—Heave up, to raise, ထကာထိန်တော်; to vomit, ဘွီးထိန်. —, *n.* See HEAVE. *v.*

Hēav'en (hēv'n), *n.* the sky, မူကမိန်ထိ, မူမိန်, မူဖေးဒီး; the heavenly world, မူမိန်ထေး, မူမိန်ဘိရ်, မူမိန်မိန်; The Sovereign of heaven, God, Jehovah, မူမိန်ကဇော်.

Hēav'en-bōrn, *a.* ထာအအိန်ဖျန်ထာမူမိန်, ကဲထိန်ထာမူမိန်, အိန်ထိန်ထာယွဒိအစုပှု, မူမိန်ဒီး, ထပ်ပေးဒီးမူမိန်.

Hēav'en-li-ness, *n.* တက်ထိတ်ထာမူမိန်မိ, တက်ဂုကတော်.

Hēav'en-ly, *a.* pertaining to heaven, celestial, unearthly, ထပ်ပေးဒီးမူမိန်; resembling heaven, ထိတ်ထာထာမူမိန်.

Hēav'en-ly-mind'ed, *a.* စသွန်အသးမေးအသးဒီးမူမိန်ဒိအသီး.

Hēav'en-ward, *a. & adv.* ဆူမူမိန်တဒိ.

Hēave'-ōffer-ing, *n.* a wave-offering, တက်မေသွန်ထာပှုထုတ်တက်မိန်ဝဲဝဲဝဲဝဲ.

Hēav'i-ly, *adv.* to walk heavily, ထဲထက်တထွာတထွာ.

Hēav'i-ness, *n.* weight, oppression, sadness, တက်စာတက်ခိန်, တက်ထိန်တက်စာ, တက်စာ; heaviness in the head, sluggishness, မိန်စာ.

Hēav'y, *a.* weighty, ponderous, bulky, စာ, စာခိန်, ထပ်ပေးဒီးထိတ်ထာ; burdensome, cumbersome, စာစာ, ကိတ်ခဲခဲ; dull, သးစာ; dejected, သးစာ, သးတစုန်, မိညီ; wanting animation, inanimate, ထပ်ပေးဒီးကတိန် မေးတက်, ကတိန်တုးဝဲ; drowsy, sluggish, မိန်ခဲအသး, ခဲခဲ; wanting activity, inactive, slow, မေးအသးအူထွဲအူထွဲ, ဝဲသးကတိန်, မေးအသးသကွဲကနဲ, မေးသကွဲအစုထိန်; stupid, dull, သးတစု, သးထိတ်တန်နီကိတ်; thick, dense, ထိန်; as, a heavy fog, ဘွန်ထိန်; as, heavy weather, cloudy, တက်အာန်ထိန်ခဲထိတ်ထိန်ထုန်ထုန်; loud, heavy-toned, ကလုန်စာ, ကလုန်မိန်; stormy, တက်စူစဲမုန်ထဲ.

Hēav'y-heärt'ed, *a.* dejected, cast-down, သူန်အူးသးအူး, သူန်ဖွံသးညီတအိန်, သးတစုန်ထပ်.

Hēav'y-lād'en, *a.* over-burdened, ထာအဝဲထာထိတ်စာ, See မေး. ၁၁: ၂၀.

Heb-dōm'ad-al, *a.* consisting of seven days, ထပ်ပေးဒီးတက်တနွံ. တနွံ; occurring every seven days, weekly, ထာအမေးအသးတနွံတဘျီတနွံတဘျီ.

He-brä'ic, *a.* ထပ်ပေးဒီးပှုထံထွါ (ဒုထွါ)ဒိ.

Hē'bra-ism, *n.* တက်ကတိတ်ထာအမုန်ပှုထံထွါဒိအကျိန်.

Hē'bra-ist, *n.* ပှုထာအနူးပှုထံထွါဒိအကျိန်ကမိမိ.

Hē'brew, *n.* an Israelite or Jew, ပှုထံထွါဒိ; the Hebrew language, ပှုထံထွါဒိအကလုန်, ထံထွါဒိအကျိန်—, *a.* ထပ်ပေးဒီးပှုထံထွါဒိ.

Hēc'a-tomb, *n.* တက်လုထိန်ဆန်မိကိတ်မိတမ္ဘိထိအစုတကထာ.

Hēc'tic, **Hēc'tic-al**, *a.* တက်ကိတ်ထာလုကိတ်ဆုထိထပ်ပေးဒီးပထာထိန်ထိ.

Hēc'tor, *n.* a bully, a turbulent fellow, ပှု

ä, ê, î, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, låst, fäll, whät; thère, veil, tērm; pique; dōne, fōr

hands, အစွဲအခိုင်ခိုင်မား; very difficult, as a Herculean task, တာ်မာဂေါမး.

Hērd, *n.* ဆန်ဖိကိာ်ဖိတဗူ (or တကရၢ,) as, a herd of buffaloes. ဝနာ်တဗူ, a crowd, a rabble, ပှၤထၢအထၢအကပီတအိၣ်တၢ်, ခုလိာ်အသးဒီးမၤ ဝဲ န်ဆန်ဖိကိာ်ဖိအသး. —, *v. i.* အိၣ်စူးအိၣ်ဖျိၣ်တ ဗူတဗူၣ်ကျိာ်ဖိဝနာ်ဖိအသး; to associate, ခုလိာ် အသး, အိၣ်သကိးလိာ်အသး.

Hērds'man, *n.* ပှၤထၢအကွၢ်ဆန်ဖိကိာ်ဖိအဒၢတဗူ.

Hēre, *adv.* in this place, ထၢအံၤ, ဝဲအံၤ; hither, ဆူအံၤ; as, come here, ဝဲဆူအံၤ; in the present state of existence, ထၢအံၤတဆၢ်, ထၢ အိၣ်ခိၣ်ဗျာအံၤ. — Here and there, ဝဲအံၤဝဲဒ့ၣ်, ဝဲအံၤတပှၤ, ဝဲဒ့ၣ်တပှၤ; neither here nor there, ဝဲအံၤတအိၣ်အိၣ်, ဝဲဒ့ၣ်တအိၣ်အိၣ်, န်ဝဲအံၤတၢ်အသးအ တွးတအိၣ်တၢ်.

Hēre'a-bout, Hēre'a-bouts, *adv.* ဝဲအံၤတပှၤပှၤ.

Hēre'āft'er, *adv.* at some future time, ဆူခံဆူ ညါ, ဝဲကိာ်, ဝဲကိာ်အုၤ; in a future state, ထၢဝဲ ကိာ်တဆၢ်. —, *n.* the future state, ဝဲကိာ် တဆၢ်.

Hēre'at, *adv.* အန့ၣ်ဒီး, တုၤန့ၣ်တဗူ.

Hēre-by', *adv.* by means of this, ထၢတၢ်အံၤအ ဆိ.

Hēr'e-dit'a-ment, *n.* စူလိာ်ခိၣ်ခိၣ်ထၢအကစၢ်အုၣ်သါ က့ၤပှၤသ့.

Heréd'i-ta-ry, *a.* တၢ်ဆးဒီးတၢ်န့ၣ်သါတၢ်တုၤတၢ်.

Hēre-in', *adv.* in this, ထၢအဝဲအံၤအပှၤ; in this cause, ထၢတၢ်အဝဲအံၤအပှၤ.

Hēre-of', *adv.* some of this, ထၢအံၤအပှၤတဖျိ; from this, ထၢအဝဲအံၤအခိၣ်အဆိ.

Hēre-ōn', — upon, *adv.* on this, အန့ၣ်ဒီး, တုၤန့ၣ် တဗူ; I said I was sick. Hereupon he said I was lazy. Hereon I was angry, ယစံး ထမၤတကဲ, အန့ၣ်ဒီးအဝဲအံၤထၢယကၢ်လီၤ, တုၤန့ၣ် တဗူထသးခိၣ်ထီၣ်.

Her'e-si-ārch, *n.* an heretical leader, သရၣ်ထၢ အစူးအိၣ်ထီၣ်သိ heresy တခံၤမံၤ.

Hēr'e-sy, *n.* (ဟ့ၢ်ဂုၤ) တၢ်အိၣ်ကမၣ်ဒိကမၣ်တၢ်ဆး ဒီးတုၤထွၢထါထွၢအဝဲ.

Hēr'e-tic, *n.* ပှၤထၢအတုၤလိာ်ဟံးန့ၣ် heresy.

Herēt'ic-al, *a.* တၢ်ဆးဒီး heresy.

Hēr'to-fōre', *adv.* in times before the pres-

ent, တုၤခဲကန့ၣ်အံၤ; formerly, ထၢသိ, ထၢပှၤ. Here-with', *adv.* ဆူၣ်; — as, herewith I send you ten rupees, ထၢလိာ်ဝရၢတဘျီထံၤအသး ထၢလ့မူလီၤဆူၣ်စ့ၢ်ကိးန့ၣ်ထၢတဗူၤ; by means of this, ထၢတအံၤအဆိ.

Hēr'it-age, *n.* inheritance, တၢ်န့ၣ်သါ.

Hēr-māph'ro-dite, *n.* ပှၤရၣ်ဒျါ, တၢ်ဖိာ်ဝါ.

Hēr'me-neū'tic, Hēr'me-neū'tic-al, *a.* exegetical, တၢ်ဆးဒီးတၢ်ဝဲဖျါထီၣ်တၢ်အဝဲၣ်အ ကျိၤ အ ခိၣ်ညါ.

Hēr'me-neū'tics, *n.* interpretation, exegesis, တၢ်ကုၣ်တၢ်ကုၣ်သ့ထၢအဝဲဖျါထီၣ်တၢ်အဝဲၣ် အ ကျိၤ အ ခိၣ်ညါသ့.

Her-mēt'ic, Her-mēt'ic-al, *a.* pertaining to chemistry, တၢ်ဆးဒီးခိၣ်မစကြိၤအတၢ်တုၣ်တၢ် ဆး; closed so as to be air-tight, ဝဲတၢ် ဃာ်ဒ်ဒ်ဒ်ကထိၤတီၤသုတပၢ်တဂ့ၤ, န်ဒ်ဒ်တၢ်သုအ တ သဝဲထီၣ်တဂ့ၤ.

Hēr'mit, *n.* a recluse, an anchorite, ပှၤအိၣ်သ လှၢ်တုၤဆိကဝဲတဂ့ၤ, ပှၤထၢအအိၣ်သလှၢ်ဝဲတဂ့ၤဖိ ထၢထၢၢ်ပှၤထုပှၤထၢပှၤမုၢ်ကန့ၣ်.

Hēr'mit-age, *n.* the habitation of a hermit, အိၣ်ဆိအလိာ်, တၢ်တဖျါၣ်ထၢပှၤကအိၣ်ဖိစူလီၤဆိ ဒီးပှၤဂၤအဂီၢ်, တၢ်ဆိဝဲဝဲ.

Hēr'ni-ā, *n.* (ဟၢ်န့ၣ်အၢ), rupture, ဝဲပှၢ်ဝဲပှၢ်, တၢ် ထၢပတၢ်ပှၤတမံၤဝဲပှၢ်ဝဲပှၢ်ထၢအဝဲအိၣ်ကမိာ် ထီၣ် အ သးန့ၣ်ပကိးအိၣ်ထၢဟၢ်န့ၣ်အၢလီၤ.

Hēr'o, *n.* (ဟံၤဂီၤ), a man of extraordinary courage and strength, ပှၤအိၣ်ဒီးဂံၢ်ဆူၣ်သါ ဆူၣ်, သ့ၣ်ဒုသးဂုၤ, တဘျီညါတၢ်ဖျါထီၣ်; a very illustrious personage, ပှၤထၢအခံၤဟူထီၣ်သါ လီၤထက့ၤဆးဒီးတဂ့ၤ, ပှၤထၢအထၢကပီဟူထီၣ်သါ လီၤဝဲ.

He-rō'ic, He-rō'ic-al, *a.* pertaining to a hero, တၢ် ဆးဒီး hero, daring, bold, fearless, magnanimous, မၤအသးဒ် hero အသး.

Hēr'o-ine (hēr'o-īn), *n.* hero ရၣ်, မိၣ်ရၣ်ထၢအမၤ အသးဒ် hero အသး.

Hēr'o-ism, *n.* bravery, courage, intrepidity, (hero), ဟံၤဂီၤထလှၢ်အထၢ, တၢ်ထၢအလီၤထၢ်ဟံၤ ဂီၤတဖျါ.

Hēr'on, *n.* ထီၣ်တကလုာ်လီၤဂၢ်ထၢထီၣ်ထဲၤဆး.

do, wōlf; fūrl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŷ as z; ʒ as gz; ŋ as in linger

- Hēr'pēs, *n.* ဗြိ, လှိုင်ခပ်, မီးတိုက်ဆီလီၤကပ်ထာအဝဲန့ၣ်တဝဲန့ၣ်.
- Hēr'ring, *n.* ညှပ်ဖိတကလုၣ်အိၣ်ဝဲထာကီၣ်ရ်န့ၣ်တခိ.
- Hērs, (မိၣ်ခုၣ်ခါ) *poss.* of she, အဝဲန့ၣ်အတၢ်.
- Hērse, *n.* See HEARSE. —, *v. t.* မိၣ်တၢ်အမိၣ်ဆူသ့ၣ်မိၣ်ထာ herse အလီၤ.
- Hēs'i-tan-cy, *n.* doubt, indecision, vacillation, တၢ်လုၣ်အသး, တၢ်သးဒုဖိ.
- Hēs'i-tāte, *v. i.* to pause in uncertainty in regard to action, doubt, waver, သဲၤဂီၤ, သဲၤဂီၤဝဲၤဂီၤ, လုၣ်အသး, သးဒုဖိထာတၢ်မၤအပူၤ; to falter in speech, stammer, ကတိၤတၢ်တုးတုးအသး.
- Hēs'i-tā'tion, *n.* တၢ်လုၣ်အသး. See HESITATE.
- Hēs'per, Hēs'per-us, *n.* the evening star, ဆၣ်တူၢ်ဟါ.
- Hes-pē'ri-an, *a.* ထာရ်န့ၣ်တခိ. —, *n.* ဟုၤရ်န့ၣ်ဒဲ.
- Hēt'er-o-dōx, *a.* ထၣ်ဆးမီး hersy; a heterodox person, ဟုၤထာအစူၢ်ကမၣ်န့ၣ်ကမၣ်တၢ်.
- Hēt'er-o-dōx'y, *n.* heresy, တၢ်သိၣ်ကမၣ်သိကမၣ်တၢ်.
- Hēt'er-o-gē'ne-al, Hēt'er-o-gē'ne-oūs, *a.* dissimilar, unlike, ထၣ်ဆးမီးတၢ်အမံၤအိၣ်ဆူၣ်လိၣ်အသး.
- Hew (hū), *v. t.* to slice off from the side of timber, ထုသ့ၣ်; to shape by cutting, ဝဲၣ်တၢ်မီးတၢ်.
- Hēx'a-gon, *n.* တၢ်ဆူန့ၣ်ဆူကဟ.
- Hex-ām'e-ter, *n.* တၢ်သးဝဲၣ်ဆူကီးကိၣ်ဖဲ.
- Hex-ān'gu-lar, *a.* အန့ၣ်အိၣ်ဆူန့ၣ်.
- Hey'dāy, *int.* ထု, ထုဒု. —, *n.* a frolic, wildness, တၢ်လိၣ်လွဲဆူၣ်. See FROLIC.
- Hi-ā'tus, *n.* an opening of the mouth, တၢ်အဲးထီၣ်ထးမိၣ်, တၢ်အဲးထီၣ်အသး; a gap, a chasm, တၢ်အိၣ်ထီတူၤ, တၢ်တဲးဘူးလိၣ်သးအလီၤ.
- Hi-bēr'nal, *a.* wintry, winterish, ထၣ်ဆးမီးတၢ်ဂိၢ်ခါ, လီၤကပ်တၢ်ဂိၢ်ခါ.
- Hi'ber-nāte, *v. i.* to winter, ထဲၤအိၣ်တစၢ်အသးထာတၢ်မိၢ်ခါခါဆၣ်ဖိကီၢ်ဖိတနီၤမၤဝဲအသိး.
- Hi-bēr'ni-an, *n.* an Irishman, ဟုၤအဲအိၣ်ထၣ်ဖိ. —, *a.* ထၣ်ဆးမီးကီးအဲအိၣ်ထၣ်.

- Hic'cough (-kup), *n.* တၢ်သိတကူး. —, *v. i.* သိတကူး.
- Hick'up, *n.* See Hiccough.
- Hide, *n.* skin, ဆၣ်ဖိကီၢ်ဖိအဲး, တၢ်ဖဲ. — Hide and seek, တၢ်လိၣ်လွဲတကလုၣ်. —, *v. i.* to conceal one's self, အိၣ်ခူသ့ၣ်, အိၣ်တစၢ်. —, *v. t.* to screen from view, conceal, ဝဲၣ်ဆူသ့ၣ်, ဝဲၣ်တစၢ်; to secrete from danger, keep in safety, ကျၢ်ထာ, ကျၢ်ဘိၣ်ကျၢ်ထာ, ဝဲၣ်တစၢ်, ဝဲၣ်ဆူသ့ၣ်. See ဖဲ. ၂၇: ၁.
- Hid'e-oūs, *a.* frightful, horrid, dreadful, ထာအနီၣ်ထၣ်ပဲၣ်ပနါ, ပကူၢ်တဘျီ, ဆါထၣ်ပနါ, ပကန့ၣ်တဖၣ်, ထၣ်ဆးမီးတၢ်လီၤဖျါလီၤဖုး.
- Hid'e-oūs-ness, *n.* horribleness. See HIDEOUS.
- Hid'ing-plāce, *n.* တၢ်အိၣ်ခူသ့ၣ်အလီၤ, တၢ်တစၢ်အလီၤ, အလီၤဝဲတၢ်အိၣ်ခူသ့ၣ်သ့.
- Hie, *v. i.* to hasten, ထဲၤတၢ်ဆူဆူ.
- Hi'e-rārch, *n.* the chief of an order of angels, မူမိၣ်ကလူးအိၣ်အမိၣ်; an archbishop, ဘိၣ်ဂျၢၤဖိပဲၣ်တၢ်အသိးသရၣ်ဖဲအိၣ်တဖၣ်အမိၣ်.
- Hi'e-rārch-y, *n.* an order of angels with their chief, မူမိၣ်ကလူးတကရၢ်(တစူၣ်) ထာအထၣ်ဆးမီး hierarch တဝဲ; an established church with its' different orders of clergy, တၢ်အိၣ်ဖျိၣ်ထာအပွဲၤဝဲမီးသရၣ်ဖဲအိၣ်, သရၣ်ဖိသၣ်မီးအလုၢ်အလၢၢ်အံၤဖိန့ၣ်ထာဟုၤတၢ်ဘိၣ်ဘိၣ်တဖၣ်ဒုး ကဲလီၣ်ဝဲ.
- Hi'e-ro-glyph'ic, *n.* (ဝဲအေၤရီၤကူၢ်ဖဲ) တၢ်အဂီၤတခါမံၤကွဲးဆဲးအိၣ်မီးအိၣ်ပထီၣ်အံၤဖိန့ၣ်.
- Hi'e-ro-glyph'ic, Hi'e-ro-glyph'ic-al, *a.* pertaining to hieroglyphics, ထၣ်ဆးမီးဝဲအေၤရီၤကူၢ်ဖဲ; emblematic, ထၣ်ဆးမီးတၢ်ဂီၤထာအခွၢ်တၢ်တမံၤခဲၣ်အပနီၣ်.
- Hi'e-ro-mān'cy, *n.* ကံၢ်တၢ်ဖဲတၢ်တကလုၣ်ထာအထၣ်ဆးမီးကွၢ်နီၣ်တၢ်လုၢ်တၢ်ပၤမၤအသးဖိအံၤဖိန့ၣ်အတၢ်.
- Hig'gle, *v. i.* ဝှံၣ်လိၣ်ထီၣ်လိၣ်အသးကြိကြိထာဆါတၢ်ဟုၤတၢ်အပူၤ.
- High (hī), *a.* distant upwards, lofty, ထီ, ဝဲထီ, ထီၣ်ထီ; exalted, excellent, distinguished, eminent, အိၣ်မီးအလီၤထီၣ်ထီ, အထာအိၣ်အကမီၤအါ; proud, ostentatious, ထာအပၣ်ထီၣ်ထီအသး, ပၣ်ကစၢ်ထာအသး; "high looks and a proud heart," တၢ်ပၣ်ထီၣ်ထီအဝဲၣ်မီးပၣ်ကမီၤ

ā, ē, ī, ō, ū, ŷ, long; ä, ē, ĩ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr

သး. See ကတိၤ. ၂၁: ၄; violent, strong, mighty, ဆူၣ်,ဆူၣ်ဆူၣ်; as, high wind, ကထိၤဆူၣ်; great; as, a high price, အပွၤဒိၣ်,အပွၤဒိၣ်ကထိၤဒိၣ်. —, *n.* တၢ်ထီၣ်ထီၣ်,အလိၣ်ဒးထီၣ်; on high, ထၢမူၣ်ဒိၣ်ထး,ထၢထး,ထၢအလိၣ်ထီၣ်ထီၣ်. —, *adv.* at a great height; as, the bird flew high, ထီၣ်ထူၤထီၣ်ထီၣ်ထီၣ်.

High'-börn, *a.* a high-born person, ပှၤထၢအမိၣ်ပၢ်ဒံၣ်ဒိၣ်ဒိးအလၢကမိၤ,အိၣ်ဒိးအမိၣ်ကမိၤတၢၤ.

High'-bréd, *a.* ထၢအဒိၣ်ထီၣ်ဝဲထၢပှၤအိၣ်ဒိးအထၢကမိၤအမိၣ်ကမိၤအကျိၤ.

High'-col'ored, *a.* vivid, အိၣ်ဒိးအလွဲၣ်ကျိၤဆူၣ်ကထံၣ်.

High'-flá'vored, *a.* ထၢဒိၣ်ဝဲ,ပသဲ,အံၣ်သ့,သဆွဲဒိးတၢ်ဒိၣ်တဖၣ်အါ.

High'-flówn (hí'flón), *a.* turgid, extravagant, ကထိၤတၢ်ကမၢၤကမၢၤ, ကထိၤတၢ်မုၣ်န့ၣ်တဖၣ်ဒိးအမိၣ်ပညိတၢ်,အမိၣ်ပညိတၢ်.

High'-hánd'ed, *a.* over-bearing, oppressive, arbitrary, ထၢအမၢဆူၣ်မၢမိး, မၢဆူၣ်မၢမိးတၢ်, ထၢအမိၣ်ကမိၤဒိၣ်အမိၣ်.

High'land, *n.* အလိၣ်ဝဲကမၢၤကထံၣ်တဖၣ်ဒိၣ်ဝဲ.

High'land-er, *n.* ပှၤကမၢၤဒိၣ်ဒိး.

High'-mèt'tled, *a.* full of spirit, ardent, အိၣ်ဒိးသးဆူၣ်သးဆူၣ်,ထၢအဝဲၤကျိၤဝဲၤဆွဲတၢ်.

High'-mínd'ed, *a.* —person, ပှၤထၢအညိၣ်န့ၣ်ပၢ်ထီၣ်ထီၣ်အသး; a magnanimous person, ပှၤထးသးဂ့ၤအသးထီၣ်တၢၤ, အိၣ်ဒိးထဲတၢ်အကြၢၤအထၣ်အထီၣ်အထီၣ်,

High'ness, *n.* See HIGH.

High'-priced, *a.* ထၢအပွၤဒိၣ်ကထိၤဒိၣ်.

High'-priēst, *n.* ပှၤလုၢ်တၢ်အမိၣ်.

High'-priēst'ship, *n.* high-priēst, အလိၣ်.

High'-road, *n.* a high way, ကျဲၣ်,ကျဲၣ်ကျဲၣ်.

High'-sēa'soned, *a.* See HIGH-FLAVORED.

High'-sound'ing, *a.* loud-sounding, ထၢအသိၣ်ထီၣ်ဒိၣ်ဒိၣ်. See also HIGH-FLOWN.

High'-spír'it-ed, *a.* easily irritated, irascible. See HIGH-MINDED.

High'-wá'ter, *n.* ထံၣ်ပှၤ,ထံၣ်ဒိၣ်ထံၣ်ပှၤ.

High'-wá'y, *n.* a public road, ကျဲၣ်.

High'way-man, *n.* a highway robber, ပှၤထၢအဂ့ၣ်န့ၣ်ဆူၣ်ပှၤထဲၤတၢ်ထၢကျဲၣ်တဖၣ်အတၢ်.

High'-wrought (-rawt), *a.* ထၢအထၣ်တၢ်မၤအီၤလီၤတၢ်လီၤဆဲးဂ့ၤဂ့ၤထၣ်ထၣ်.

Hi-lá'ri-ous, *a.* mirthful, merry, သထံးသလူၤ, ဆူၣ်ဒိၣ်သးညိၣ်.

Hi-lár'i-ty, *n.* mirth merriment, gayety, တၢ်သထံးသလူၤ,တၢ်ဆူၣ်ဒိၣ်သးညိၣ်.

Hill, *n.* a small mountain, တၢ်မိၣ်ဒိၣ်; an elevated spot of land, တၢ်ထီၣ်ကူၤ. —, *v. t.* ဆွဲထီၣ်တၢ်ဒိၣ်တၢ်ထီၣ်အမိၣ်ထံး, မူးထီၣ်တၢ်ဒိၣ်တၢ်ထီၣ်အမိၣ်ထံး.

Hill'ock, *n.* a small hill, တၢ်မိၣ်ဒိၣ်မိ, တၢ်ထီၣ်ကူၤမိ; —raised by white ants, ဆူၣ်,တၢ်ပံၣ်ပံၣ်.

Hill'-side, *n.* a declivity, တၢ်မိၣ်ဒိၣ်အကပၤ.

Hill'-top, *n.* တၢ်မိၣ်ဒိၣ်အမိၣ်ဒိၣ်.

Hill'y, *a.* ထၢအလိၣ်ထီၣ်ကူၤကန့ၣ်ကန့ၣ်အါအါကထံၣ်.

Hilt, *n.* handle, တၢ်အထီၣ်; —of a sword, နးအထီၣ်.

Hilt'ed, *a.* handled, အိၣ်ဒိးအထီၣ်.

Him, *obj.* of he, (ခါလုၢ်ဂၢၢ်) အီၤ; as, I gave him a pencil, လထုၣ်အီၤလၢစၢၤတၢ်ဘိတဘိ; Let him alone, ကအိၣ်ဒိၣ်ဝဲ.

Him'-self, *intens. pron.* အကမၢၤဒိၣ်ဝဲ; as, he went by himself, အဝဲန့ၣ်ထဲၤတၢၤဂီၤ.

Hind, *n.* a female deer, တၢ်လုၢ်မိၣ်; a rustic, a peasant, a swain, ပှၤပှၤထံၣ်ကျိၤမိ,ပှၤမၤစံၣ်မိ. —, *a.* ထၢအခံတမိ.

Hind-foot, *n.* ဆၣ်မိၣ်ကိၣ်မိအမိၣ်ထၣ်.

Hind'-leg, *n.* ဆၣ်မိၣ်ကိၣ်မိအမိၣ်.

Hind'most, *a.* last, အလိၣ်ခံကတၢၢ်.

Hin'doo, Hin'du, *n.* ပှၤထံၣ်ဂ့ၤမိ. —, *a.* ထၣ်ဃးဒိးပှၤထံၣ်ဂ့ၤမိ.

Hin'doo-ism, Hin'du-ism, *n.* ပှၤထံၣ်ဂ့ၤမိဆူၣ်တၢ်ထီၣ်တၢ်အလုၢ်အထီၣ်.

Hind'-part, *n.* အခံတမိ,လၢအခံတမိ.

Hin'der, *a.* ထၣ်ဃးဒိးတၢ်အိၣ်ထၢခံတမိ.

Hin'der, *v. t.* to obstruct, prevent, ကြိၣ်ဃး; to impede, delay, retard, ကြိၣ်,မၤတံၣ်တံၣ်.

Hin'der-ance, *n.* an impediment, an obstruction, an obstacle, တၢ်ကြိၣ်ဃး; that which retards, တၢ်မၤတံၣ်တံၣ်တၢ်, တၢ်အိၣ်စကၣ်ကြိၣ်, တၢ်အိၣ်စကၣ်ဂၤ.

Hinge (hínj), *n.* သံၣ်ကျိၤ; brass hinge, တၢ်သံၣ်ကျိၤ; iron hinge, ထးသံၣ်ကျိၤ, ပးတၢ်. * —, *v. t.* ဆွဲဃးလိၣ်အသး.

dg, wolf; furl, rude, push; e.í. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; ſ as z; x as gz; n as in linger

Hint, *n.* a suggestion, an allusion, တာဝဲတြှ်
 ဝဲကပတော်, တာ်ထုဒ်ပနိုဒ်တာ်. —, *v. i.* to
 suggest, allude, refer, ဝဲတြှ်ဝဲကပတော်အ
 ဝဲ, ထုဒ်တာ်ပနိုဒ်မိ.

Hip, *n.* the haunch, ဝိာ်ဝဲဒ်မိဒ်;—joint, လံာ်
 ခုဒ်ဆာ.

Hip'po-drôme, *a.* အလိာ်မဲပုထောပုာ်ဒ်ဆုာ်ပရက
 သုဒ်.

Hip'po-griff, *n.* Myth, ကသုဒ်လူ.

Hip'po-pôt'a-müs, *n.* တာ်မိဒ်ထံ, ကသုဒ်ထံ.

Hire, *v. t.* ငါ, ငါဒီးစု;—one's self, မိဒ်ငါအသး, မိ
 ဝဲအသး.—, *n.* wages, salary, pay, အ
 ဝဲ, အဘူးအဝဲ.

Hire'ling, *n.* a mercenary, ပုထောအမိဒ်ငါလိာ်အ
 သး, ပုထောအမိဒ်တာ်အဘူးအဝဲ.

His, *per. pron. poss. of he.* (မိလုဒ်ဒ်ဒါ,) အ, အဝဲ, အ
 ဝဲအတာ်.

Hiss, *v. i.*—as a man, မာ်သိဒ်တာ်မူ, သိဒ်ဝဲဒ်
 နုဒ်တုဒ်ဆးဒီးဝဲဒ်သပါတာ်; the cobra hissed,
 ဝဲဒ်သိသိသုဒ်သိဒ်မူ; to hiss, as an ar-
 row, whizz, သိဒ်ဟံကထာ်ဒ်ဂျာ်ထဲ, မူအာ်ပနာ်ပ
 ထးအသး.—, *n.* See Hiss, *v. i.*

Hist, *int.* hush, be silent, ဘျိဒ်, မိဒ်ဘျိဒ်, သိဒ်တဂု,
 သဲတဂု, ကထာ်တဂု.

His-tô'ri-an, *n.* a chronicler, an annalist, ပု
 ထောကွဲထံဒ်ခဲဒ်မိထဲမိတာ်, ပုထောကွဲထံဒ်ခဲထိ
 ရံ.

His-tôr'ic, His-tôr'ic-al, *a.* တုဒ်ဆးဒီးထံဒ်ခဲထိ
 ရံ, လာ်အနုဒ်ထာ်ထံဒ်ခဲထိရံအပူ.

His'to-ry, *n.* (ထံဒ်ခဲထိရံ) chronicles, annals,
 records, ထံဒ်ခဲဒ်မိထဲမိတာ်.

Hit, *v. t.* to strike against, တုဒ်ခူးတုဒ်ထံ, တုဒ်တြှ်,
 တုဒ်ဒိတုဒ်ထံ; to touch a mark aimed at,
 တုဒ်ဝဲ, တုဒ်ဝဲလိာ်လိာ်တာ်ထာ်ပထိဒ်အိ; to come
 to the point, တုဒ်အလိာ်; to be suitable, တု
 ဒ်အခး, တုဒ်လိာ်, တုဒ်ဝဲ. —Hit on or upon,
 ကျဲထိဒ်တာ်တုဒ်ဝဲ.—, *n.* a striking a-
 gainst, တာ်တုဒ်ဒိတာ်တုဒ်ထံ; a casual coin-
 cidence, တာ်တုဒ်လိာ်အသး, တာ်တုဒ်အခး, တာ်
 တုဒ်သဆိာ်လိာ်, တာ်တုဒ်သဂါာ်လိာ်; a happy
 conception, တာ်ဆိကမိဒ်တုဒ်မိ.

Hitch, *v. i.* to go by jerks, hop, သုးအသးတဲဒ်
 တဲဒ်; to become entangled, တုဒ်ကွဲ, တုဒ်

ကွဲဆာ.—, *v. t.* to catch by a hook, တ
 ခွဲဒ်; to hitch the horse, သုးဆာ, စာဆာက
 သုဒ်.—, *n.* တာ်တုဒ်ဘုး, တာ်အုဒ်ကွဲ, တာ်တု
 ဤဆာ, တာ်တုဒ်ဒီးဆာ.

Hith'er, *adv.* to this place, ဆုးထံ; as, come
 hither, ဝဲဆုးထံ, ဝဲဆိ; hither and thither,
 (with a verb). ကထာ်ကထာ်, ကရဲကရဲ; to
 move confusedly, as leaves by the
 wind, ဝဲကထာ်ကထာ်.—. *a.* လာ်ထံတဲဒ်;
 as, the hither side of the hill, တာ်မိဒ်အ
 ကပထာ်ထံတဲဒ်.

Hith'er-möst, *a.* nearest, အဘူးကတါထာ်ထံတဲဒ်.

Hith'er-to, *adv.* to this time, တုဒ်ကနဲဒ်အိ; to
 this place, တုဒ်အိ. See ထိ. ၃၀: ၁၁.

Hith'er-ward, Hith'er-wards, *adv.* as, he
 came hitherwards, ဝဲဝဲလိာ်လိာ်ဆုးထံ.

Hive, *n.* a receptacle for bees, ကွဲဒ်, ကနဲအတံာ်,
 ကနဲဒ်; a company, a crowd, တာ်တဖု, တာ်တ
 ကရါ.—, *v. t.* ဒ်ဒ်ကနဲတဖုထာ်အဒ်ပု.
 —, *v. i.* မိဒ်ဒ်ဒ်သနဲဆုာ်လိာ်အသး.

Hö, *int.* ထာ, ဧ.

Höar, *a.* gray, hoary, ဝါ, အဝါ, ဝါကျိာ်ကထာ်.

Höard, *v. t.* to amass or store up secretly,
 ပာ်မိဒ်တာ်ထံထံထာ်ထံထံမိဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်
 တာ်မိဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်
 တာ်. See HOARD, *v. t.*

Höar'-frost, *n.* ပမိထံကိာ်လိာ်ဝါကျိာ်ကထာ်, ပမိထံကိာ်
 လိာ်တက.

Höar'i-ness, *n.* grayness, အတာ်ဝါကျိာ်ကထာ်, အ
 တာ်ဝါကတါာ်ကထာ်.

Höarse, *a.* မိဒ်ဒ်ဒ်ကိာ်ထုာ်သုး, ကိာ်ထုာ်သး; rough,
 grating, discordant, ကလုာ်သုး, ထာ်အသိာ်က
 သုးကသုး, သိာ်သးတြှ်ဘးတြှ်.

Höarse'ness, *n.* တာ်သိာ်သးသးထံတြှ်, တာ်ကိာ်ထုာ်
 သုး, တာ်ကိာ်ထုာ်သး.

Höar'y, *n.* white or gray with age. ဝါ, ဝါသု.
 See HOAR.

Höar'y-head'ed, *a.* ဝါမိဒ်; as, my hoary-head-
 ed grandmother, ဝဲဝဲဝါမိဒ်တက.

Höax, *v. t.* to deceive in sport, to play a trick
 upon, လိာ်လိာ်ကွဲတာ်, လိာ်ထာ်ထာ်လိာ်ကွဲတာ်အပူ, ဒု
 ထုထိာ်သိာ်လိာ်တာ်ပရကဘုးကဘျိဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်ဒ်

ä, ê, î, ö, ü, ÿ, long; ä, ê, î, ö, ü, ~, short; câre, fâr, lâst, fâll, whæt; thêre, veîl, têrm; pîque; dône, fôr

- စိန်ရို. —, *n.* တင်လိတင်ဝှေ့, တင်ကတုံးကတျာန်
လာတင်လိန်ကွဲအပူ.
- Höb'ble, *v. t.* to limp, halt, တားတီးကွဲတီးကွဲ, တား
မဲးပါမဲးပါ.
- Höb'by, *n.* a kind of horse, ကသွန်ဖိလားဆူဆူဆူ
ဆူတကလုန်; a wooden horse for children,
ကသွန်အရီးလားဖိသန်ဖိလိန်ကွဲအရီး; a favorite
object of pursuit, တင်အဝှေ့တင်မဲးမဲးလားပွဲအုပ်
ဖိဆားနွှဲဝဲနားကွဲဆိး.
- Höb'göb-lin, *n.* a fairy, an imp, တင်ရိုတင်ဟင်,
ရိုတမိစူရိုတမိမိန်.
- Höb'nail, *n.* ထားလာပုဟ်ဆင်ကသွန်အခိန်ခိး.
- Höck, *n.* ကသွန်အခိန်ခိးဆာ.
- Höck'le, *v. t.* to cut off the hamstring of an
animal, hough, hamstring, ကျီထင်ကွဲ
အကိန်ရန်ထွန်.
- Hö'-cus-pö'-cus, *n.* a juggler, a trick, တင်ဘီးက
ခါပမဲင်.
- Höd, *n.* a brick-hod, တင်ပူတင်တုလားပွဲမိန်အိက
ထဲလားအပူ; a coal-hod, a scuttle, တင်ပူ
တင်တုလားပွဲမိန်သွန်ထားအရီး.
- Hödge'-pödge, Hötch'potch, *n.* သပိန်သပွာ, ဧ
ဒိန်ဧပွာ, တင်အါမဲးကျိန်ကွဲလိန်အသား.
- Hö'di-ër'nal, *a.* တင်ဆားဖိးရိုမဆါတနားအိ.
- Höd'-man, *n.* ကျန်ထိန်လားအတိအိကထဲမ့ဂုလားလားအထိး
အိးမ့ဂုလားတဂါ.
- Höe, *n.* တပွန်တကလုန်လားပွဲကွဲတင်ဖျားတင်အရီး, နိန်ဖျား
ကတျာန်. —, *v. t.* ကွဲတင်ဖျားတင်ဖိး hoe.
- Hög, *n.* a swine, a porker, a pig, ထိး.
- Hög'gish, *a.* greedy, gluttonous, swinish, ထာ
အဆာအိန်ထာအိတင်ထံတင်နွဲဆူဆူခိထိးအထိး;
eager to obtain, selfish, ရင်နွဲတင်အါနွဲအ
ခါးဆားနွဲတင်နားကွဲဆိး.
- Hög'gish-ness, *n.* beastly filthiness, swinish-
ness, selfishness. See HOGGISH.
- Hög'-herd, *n.* ပုကွဲထိးတဂါ.
- Hög'-pen, Hög'-sty, *n.* ထိးကမိ.
- Högs'head, *n.* ကတံသွန်ဖိးမိန်, စွန်ဖိးမိန်.
- Hög'wash, *n.* မ့ဆူဆူမိလားထိးအရီး.
- Ho'iden, *n.* a rude, bold girl, a romp, ပုမိကျီ,
ပုလားအမဲင်ဆွဲတအိန်, မဲးအသားကမဲ့ကမဲ့, အကရ
လိတင်ထင်, ကမဲ့ကမိန်ဝဲ.
- Hoist, *v. t.* to raise with an effort, lift, မိန်ကမိ

- ထိန်တင်အသား; to draw upwards, elevate,
exalt, ထူးထိန်တင်; to hoist a sail, ထူးထိန်
လာထင်; to hoist a flag, ထူးထိန်အထင်.
- Höld, *v. t.* to retain in the hand, grasp, gripe,
ဖိန်ဆင်, ဝှေ့ဆင်, တံးဆင်, ဖိးဆင်; to make fast,
မဲးကျာ, မဲးကျာဆင်; to maintain, as an opi-
nion, sustain, believe, ဝဲကျာလားထားထာအ
တင်နင်အပူ, နင်တင်တင်ကျာကျာ, မိကမိန်တင်
ထာထားကိန်ပူ; to contain; as, a basket holds
16 pyees, နင်တကျာန်အပူကြိယု ၁၆ မြိန်; to
be water tight, hold water, တိန်ထံ; to
retain possession of, တပွဲကွဲတင်, ထံးဆင်ဝဲ;
to have, possess by title, ဝါထင်ဝဲ; to com-
pel one to observe; as, I hold you to
your word, ထံးဆင်နကလုန်, ထံးဆင်နက
လုန်; to confine, ထံးဆင်; to observe, keep,
ထိန်နွဲမဲးဆင်; to hold the breath, ကိးအုး, ကိးပ
အုး; to hold a conversation, converse,
ကတိးသကိးတင်, ကတိးလိန်အသား; to hold the
tongue, to be silent, အိန်အိန်. —, *v. i.* to
hold true, မ့ဂိး; to not give way, ကျာဝဲ,
ခါတနား; to adhere firmly, မဲးသွဲကျာဝဲ. —
Hold back, to keep from action, restrain,
ကြိ, ကြိအကွဲ, ကြိမဲးတင်, တဖူးမဲးထင်. —Hold
forth, to present to view, ဝဲကျာထိန်; to
harangue, မိန်ထဲးထိန်ထဲး, မိန်တင်ထဲးတင်. —
Hold in, to restrain, check, ကြိဆင်; as,
hold in the pony, ထူးဆင်ကသွန်အပွဲ, ထူးဆင်
ကသွန်; to draw in the reins, ထူးဆင်ကသွန်
အခိန်ပွဲ; to restrain one's self, to refrain,
ကိးအသား, ကိးခိန်အသား, မိးအသား. —Hold off, to
keep at a distance, avoid, ခုးအိန်မိးစု, တ
ခုးသုးသုးအသား; to refuse assent, တအုန်လိ
မိးတင်အသားထင်, တအုန်ခိးအခွဲထင်. —Hold on,
to keep hold of, cling, to, ထံးဆင်ကျာကျာ;
to continue, အိန်ခိးခိန်တင်, အိန်ခိန်အိန်ကျာ. —
Hold out, to present to view, ဝဲကျာထိန်; to
endure without failing, last, continue,
အင်အထါတထာထံးထင်, ကိးထင်ဆင်တပင်စင်လိးအ
စင်အထါ, ကိးခိးခိန်အသား, အိန်ကဲမဲးထံး; not to
yield, တအိန်လိးခိးတင်အသား, တူင်ဆာခိန်ဆာသုးခိး.
—Hold still, to remain without moving,
အိန်တင်တပင်, တပူးတဝဲထင်. —Hold to, to

do, wolf; fûrl, rûde, push; e. i. o. silent; ç as s; çh as sh; ð as j; ð as in ðet; s as z; x as gz; n as in linger

cling to, ဖိပ်ဆင်, တီးဆင်, ဖျာဆင်. — Hold together, to remain in union, အိပ်စုလိပ်ဖိပ်လိပ် အသား, အိပ်စဲဘူးလိပ်အသား. — Hold up, to raise, မိန်ကဖိထိပ်; hold up your head, ဝိပ်ထိပ်နုမိပ်; to sustain, support, တိစာမစာမ; to exhibit, display, show, နှဲနုဖျာထိပ်, ပန်ဖျာထိပ်, ပန်သ ထပ်ထိပ်; to support one's spirits, မဂါဂါမ ကျာသား; to cease raining, stop, တာဂုစာ လီ, တာဂုစာလီ, အါအါတပ်, ဖါထိပ်ကုတစဲး စဲး ထံ. — Hold with, to agree, သးလီပလိပ်ဆုန် မီး (မတတဖန်). —, *n.* a grasp with the hand, gripe, seizure, clasp, တာဂုဆင်တာ; something to hold by, စုဖံး စုဖိန် အလီ; power over, တာအိန်မီးအမိအကမီးထာအဖိမိန်; influence over, တာအိန်မီးအမိအကမိပ်အံး နှုထာဂုထာအဖိမိန်; a place of confinement, a prison, a place of security, a fort, a castle, a stronghold, တာအလီခါတနာ; the interior of a ship, ကဘိအမိပု. —, *int.* အိန်ကတီ, မိတု, ထီဂါတု.

Hole, *n.* an aperture, a rent, a fissure, a perforation, တာပုလီ, တာထုဖျာ, a cavity, a hollow, an excavation, a pit, a den, တာ ပု.

Höl'i-day, *n.* a religious festival, တာထုတာထါ အခါနု; a day of exemption from ordinary labor, ခုတားလိန်ကွဲအနု, နုအိန်သဘျ.

Hö'li-ness, *n.* purity of moral character, sanctity, တာဖိဆုံ, တာကဆီ. See HOLY.

Höl'lo, *v. i.* to call out, halloo, ကီးပသု.

Hol-lö', Hol-löä', *int.* hey, ho, here, ထာ, ခု.

Höl'land, *a.* ဆန်ဆားမီးကီးဟီထပ်.

Höl'land-er, *n.* a Dutchman, ဂုဟီထပ်.

Höl'low, *a.* having a cavity, concave, not solid, cavernous, အိန်မီးအပု, ကတာ, လီကတာ လီကတါ, ကမိကမိ; with a hole through lengthwise, cylindrical; အပုအိန်မီးထီ, လီ ကမိမီးထီ; as a hollow tree, သုန်ကမိ; deep, low; as, a hollow sound, သိန်လီကမာန်, က လုကမာန်; false, insincere, deceitful, တာ ကထီခုန်ကလီကထီ; empty, void, ကမိကျီ, ကမိကျီ.

Höl'löw-eýed, *a.* မန်ထာန်ကိန်ကွန်, မန်လီကမာန်.

Höl'low-heart'ed, *a.* false, faithless, insincere, treacherous, သးတထီ, အမိမာအသးစံး, စဲး လာသါအဲန်နုထပ်ဆန်အတာအဲန်တအိန်တပ်. —, *n.* a hole, an excavation, a cavity, တာ ကမိကျီ, တာကမိကျီ, တာသအိပု; a low spot, a concavity, တာလီထာ, တာလီဆာ, ကွန်, ကွန်ပုကွန်ပု; a dent, an indentation, တာ လီကလီ, တာလီဆာ; the hollow of the hand, စုကကါ, စုကကါ, စုကကါ, စုသကီးသး; the hollow of the foot, မိန်အထကီးသး. —, *v. t.* to excavate, မလီကမိ, မလီ ဆာ.

Höl'low-ness, *n.* See HOLLOW. *a.*

Höl'o-crust, *n.* a whole burnt-offering, တာလု ခုန်အု.

Höl'ster, *n.* သံးနန်ဖိတကလုန်အတရီး.

Hö'ly, *a.* set apart for a sacred purpose, con-secrated, hallowed, ဆန်တာပန်မိဆုံထာထုန် ယုထါယုအဂါ; pertaining to religion, sacred, ဆန်ဆားမီးတာထုန်ယုထါယု အလုအ လု, ဆန်ဆား မီး တာထီ နှု ယု အ တာထီဆိန် တာ ထီ; morally pure, sinless, guiltless, စီဆုံ, ကဆီ, ဂုဝါ, လီပလိပ်မီးယုအတာမလိပ်တခန်; replete with virtue, အိန်မီးတာဖိဆုံဂုဝါ အကလုန် က လုန်ထာထာဂုဝါ.

Hö'ly-writ, *n.* the Bible, the Scriptures, ယု အထံစီဆုံ.

Höm'age, *n.* an act of obeisance, deference, တာဆုးလီမိန်မိန်လီမဲန်, တာယုးထီတာ; rever-entia] worship, devotion, တာထုန်ယုထါ ယု.

Höme, *n.* house, dwelling, abode, တံဂု, ဂုကညီ အတဝါ.

Höme'-börn, *a.* native, natural, အိန်ပုန်ထာအထံ အကိန်ခဲအပု.

Höme'-bréd, *a.* မိန်ထီထီထီထာအထံပုအဲ.

Höme'less, *a.* ထာအထံတအိန်မိတအိန်, အိန်ဆိးအ လီတအိန်.

Höme'li-ness, *n.* plainness, တာအကွန်တထန်အဂါ တဂု.

Höme'-mäde, *a.* ထာအထံထီထာအထံအထီခဲအ ပု.

Höme'ly, *a.* belonging to home, domestic,

ä, é, ï, ö, ü, ý, long; ä, ë, ï, ö, ü, ý, short; cáre, fárr, lást, fall, whät; thére, veíl, térrn; píque; dóne, fòr

Hook'-nos^{ed}, *a.* aquiline, နှိခွကွန်, မအသးစိတ်
 အမှီး, နှိခွကွန်ကူ။
 Hoop, *n.* a band, တာ်အကျီ။—, *v. t.* to bind
 with hoops, ကျီးဆင်တာ်။—, *v. i.* to hal-
 loo, shout, ကိး, ကိးပသ့။
 Hoop'oe, *n.* ထိန်ဘိခံင်ဆိန်, ဘိခံင်ကျိန်။
 Hoop'ing-cough, *n.* တာ်ကူးတကလုင်, တာ်ကူးအိန်အိ,
 ဂှတနီၤကိးဝဲလတတာ်ကူးပေထီ။
 Hoot, *v. i.* to cry, as an owl, ကိးသိန်ဒိကမိပွာ
 အသိး; to shout in derision, ကိးပသ့, ခုန်ဖျိန်
 တာ်။—, *n.* တာ်ကိးပသ့, ခုန်ဖျိန်တာ်။ See also
 HOOT, *v. i.*
 Höp, *v. i.* to leap, skip, spring, ခံင်; to hop on
 one leg, ခံင်တကျိန်, ခံင်တကျိန်ခံင်တကျိန်; to
 limp, halt. See HOBBLE.—, *n.* a leap,
 a spring, a jump, တာ်ခံင်တကျိန်ခံင်တကျိန်။
 Höpe, *v. t.* to trust, ခုန်ထာ်တာ်, ကျိန်ထာ်တာ်။—,
n. confidence, expectation, တာ်ခုန်ထာ်, တာ်
 ကျိန်ထာ်။
 Höpe'ful, *a.* full of hope, sanguine, အိန်ဒိးတာ်
 ခုန်ထာ်တာ်; as, I am hopeful, ထခုန်ထာ်တာ်;
 promising, ခုန်ထာ်တာ်အလီၤအိန်။
 Höpe'ful-ness, *n.* See HOPEFUL.
 Höpe'less, *a.* despairing, desperate, ခုန်ထာ်တာ်
 အလီၤတအိန်ထာ်, ခုန်ထာ်တာ်တသ့ထာ်။
 Höpe'less-ness, *n.* despair, desperation. See
 HOPELESS.
 Höp'per, *n.* ဆာ်ဝဲင်အပူ။
 Höp'ple, *n.* ပသိးထာ်ပသိးပသိးဆင်ဖျိန်ဆင်ဆင်ဖိကိန်ဖိခ
 ခုအိန်။—, *v. t.* ပသိးဆင်။
 Hö'ral, Hö'ra-ry, *a.* ထာ်ဆးဒိးတနုန်ရံင်, ထာ်အအိန်
 ထာ်တနုန်ရံင်။
 Hörde, *n.* a clan or tribe of nomads, ဂှတဂု
 ထာ်အအိန်ထာ်ထုင်ပူ, ဗုတဗုထာ်ထာ်ပူ ဒိး သုးစ
 လီၤတပူထာ်တပူ။
 Ho-ri'zon, *n.* (ဟိၤရဲၤစာ်) မူထံး, မူမိန်ထံး, မူမိန်ထာ်
 ထံး။
 Hor-i-zön'tal, *a.* ထာ်ဆးဒိးဟိၤရဲၤစာ်; parallel to
 the horizon, လီၤလီၤအသးဒိးဟိၤရဲၤစာ်။
 Hörn, *n.*—of an animal, နုၤ, တာ်နုၤ; a kind
 of wind instrument, ကွဲၤ; a drinking cup
 made of horn, အိတ်အခွးထာ်ပူမာ်ကဲထီၤနုၤဝဲ
 ထာ်တာ်နုၤ; antennæ, တာ်ဖိဆာ်အနုၤ, တာ်စ

ဆုန်ပေထီခံဘိထာ်အအိန်ထာ်တာ်ဖိဆာ်တနုၤအမိန်ထီ;
 the horn of the moon, ထီအနုၤ, ဖိပံးတာ်
 အသိးပဲထီထီၤခံနုၤအကွဲၤအပီၤလီၤဝဲင်တာ်နုၤခံ
 အသိး။
 Hörn'bill, *n.* ထိန်ကိး, ထိန်ကိးကူ; the black horn-
 bill, ထိန်သု; the small species, ထိန်ခု။
 Hörn'ed, *a.* အိန်ဒိးအနုၤ။
 Hörn'et, *n.* ဣၤ, တာ်ခွတာ်ကွန်။
 Hörn'-mäd, *a.* stark mad, သးဝဲၤဣၤဆုန်ဆုန်။
 Hörn'-owl, *n.* ဒိကမိတကလုင်။
 Hörn'pipe, *n.* တာ်သးဝဲင်ဘာ်ဆးဒိးတာ်ဝဲၤကလိန်တမိ။
 Hörn'y, *a.* having horns, အိန်ဒိးအနုၤ; resem-
 bling horn, မအသးစိတ်နုၤအသိး; hard,
 callous, ကိးဖိတာ်နုၤအသိး။
 Hör'o-löge, *n.* a clock, a time-piece, နုန်ရံင်,
 တာ်နုန်ဣၤနုန်ရံင်အသိး။
 Hör'o-scope, *n.* တာ်ခွဆာ်ဖိဖိအိန်အလီၤအကွဲၤပူ
 အိန်ဖျိန်ဝဲအကတီၤ ဖိသိးကလုင်ညါတာ်ကမအသးဒိး
 ထီၤအုညါနုၤခံထာ်ခံထာ်အဂီၤလီၤ။
 Hör'rent, *a.* bristling, bristled, ထာ်ဆဲထီၤအု
 ထာ်ဆာ်ပုံထာ်ဗုးအမိ, မိန်ကမိထီၤ။
 Hör'ri-ble, *a.* horrid, dreadful, frightful, ter-
 rible, ထီၤပုံထီၤဗုးဒိးမိန်, မအသးကညါဘျာ်,
 ထာ်ပကွဲၤတသ့။
 Hör'rid, *a.* See HORRIBLE.
 Hor-rif'ic, *a.* frightful, terrifying, ထာ်အလီၤပုံ
 ထီၤဗုးပူ။
 Hör'ri-fy, *v. t.* to impress with horror, မထီ
 ပုံထီၤဗုးပူထာ်ခွဲၤကထာ်။
 Hor-rip'i-lä'tion, *n.* တာ်မိန်ဖိ, တာ်မိန်ဖိနုၤဖိထီၤ။
 Hör'ror, *n.* dread, abhorrence, တာ်သ့ၤဗျာ်ထာ်ဗုး,
 တာ်သ့ၤကနိးသးကနိးထာ်ပုံထာ်ပူ။
 Hörse, *n.* the animal, ကသ့ၤ; cavalry, ဂှသုးမိ
 ထာ်အဒိးကသ့ၤ; a wooden frame on legs,
 ခုခွန်*။
 Hörse'back, *n.* the state of being on horse
 back, အိန်ထာ်ကသ့ၤအခွာ်; to go on horse-
 back, ထာ်ဒိးကသ့ၤ။
 Hörse'-block, *n.* တာ်ကမိထီၤဝဲင်ထီၤကမအစာ်ပူထာ်
 ကထုထီၤထုထီၤထာ်ကသ့ၤအလီၤအဂီၤ။
 Hörse'-boy, *n.* a stable boy, မိသန်မိန်ဂွါထာ်ကွဲၤ
 ကသ့ၤတဂူ။

ä, é, î, ò, ù, ÿ, long; ä, ë, ï, ö, ü, short; cäre, fär, läst, fall, what; thère, veïl, tērm; pique; dōne, fōr

တၢ်အိၣ်တၢ်အိၣ်,တၢ်ဝံၣ်တၢ်ဆၢ,တၢ်ခိၣ်မိၣ်နီၣ်မိၣ်တၢ်ခိၣ်န့ၣ်
တၢ်ခိၣ်အသိး.

Hü'ddle, *v. t.* to perform in haste and disorder, မၤဆၢၣ်ခါမိၤပၤစ့ၢ်ပတုၤ; to collect in a hurry, စူးဖျိၣ်,စူးဖျိၣ်ပစ့ၢ်ပတုၤ. —, *v. i.* to come together in hurried disorder, crowd, စူးဖျိၣ်အသးမၤဂံၢ်ဘိၣ်, စူးဖျိၣ်အသးမထုမတု. —, *n.* a crowd, a tumult, တၢ်စူးဖျိၣ်လိၣ်အသး,တထၢ်အလီၢ်ထၢ်.

Hüe, *n.* color, tint, dye, အလွဲၣ်; a red color, အလွဲၣ်ဝီၤ; a rousing cry, an outcry, တၢ်လိၣ်ပသုထီၣ်, ဝဲတၢ်; a hue and cry, တၢ်လိၣ်ပသုထီၣ်ယၢအလူၤဖိၣ်က့ၤပုၤပုၤအသး.

Hüff, *v. t.* to swell, puff up, ဝံၣ်အသးကတၢၢ်ဖိၣ်မိၣ်မၤတရုတရုတၢ်; to hector, bully, မၤပုၤဂၤရဲရဲရဲရဲ. —, *n.* a rage, တၢ်သးဖိၣ်တရုတရု.

Hüf'fish, Hüf'fy, *a.* petulant, arrogant, မၤသးခိၣ်အသးဖိၣ်ထီၣ်,လိၣ်ဝံၣ်အသးဖိၣ်ဝဲတဖဲးဖဲး.

Hüg, *v. t.* to grasp in the arms or paws, embrace, မိၤ, ထု, မိၤဆၢ, ထုဆၢ; to hug the shore, ထဲၤယၢကၢၢ်ပၤန့ၢ်, ထဲၤယၢကၢၢ်ပၤဆၢ. —, *n.* See HUG, *v. t.*

Hüge, *a.* very great, enormous, immense, vast, ဖိၣ်ဖိၣ်ထီၣ်ထီၣ်,ဖိၣ်ကျၢၢ်ကထၢ်,ဖိၣ်ကစဲၤကစီၤ.

Hüge'ness, *n.* တၢ်ကျၢၢ်ကျၢၢ်တၢ်ကျၢၢ်,တၢ်ဖိၣ်ဖိၣ်ထီၣ်ထီၣ်.

Hülk, *n.* ကဘိၣ်ပုၤ,ကဘိၣ်တၢၢ်.

Hüll, *n.* the frame of a ship, ကဘိၣ်ပုၤ,ကဘိၣ်ထု; the outer covering of a nut, အကု; —of grain, the husk, အဖု,အဖဲး,အဘျၢ်ပုၤ. —, *v. t.* to shell, မိၤကွဲၣ်ထု, မိၤကွဲၣ်အဖဲး,မိၤကွဲၣ်အဘျၢ်ပုၤ,ဝံၣ်ထီၣ်ဘုအဖု.

Hüm, *v. i.* to make the sound of bees, drone, buzz, သိၣ်ခိၣ်ကွဲၣ်မိၤကဲးခိၣ်,သိၣ်ခိၣ်န့ၣ်,သိၣ်ခိၣ်န့ၣ်. —, *v. t.* to sing in a low voice, ချၢၣ်ထီၣ်သိၣ်ကလၢ်လုးဆဲးကိၣ်မိၣ်; to impose on, See HUMBUG. —, *n.* the noise of bees, တၢ်သိၣ်ခိၣ်န့ၣ်န့ၣ် ခိၣ်ကွဲၣ်မိၤ ကဲးခိၣ်မိၤ အသိး. —, *int.* ahem, hem, တၢ်; as, do you say that? Hum, ဝုၢ်ခိၣ်ခိၣ်န့ၣ်ခါ. တၢ်.

Hü'man, *a.* having the qualities of man, အိၣ်မိၣ်ပုၤကညိၣ်အန့ၢ်, အိၣ်မိၣ်ပုၤကညိၣ်အလုၢ်အထီၣ်; pertaining to mankind, ထၢ်ဆၢမိၣ်ပုၤကညိၣ်.

Hü'man-kind, *n.* the human race, ပုၤကညိၣ်အကလုၢ်,တၢ်ခိၣ်ယၢအခါပုၤကညိၣ်.

Hu-māne', *a.* kind, compassionate, tender, merciful, အိၣ်မိၣ်တၢ်သ့ၣ်ကညိၣ်အလုၢ်အထီၣ်, တၢ်အိၣ်တၢ်ကွဲၣ်အကြၢၢ်မိၣ်ပုၤကညိၣ်အသိး.

Hu-mān'i-ty, *n.* the nature of man, ပုၤကညိၣ်အန့ၢ်,ပုၤကညိၣ်အနီၣ်ခါ,နီၣ်ကညိၣ်; mankind, the race of man, ပုၤကညိၣ်အကလုၢ်ကလုၢ်; tender feelings, သ့ၣ်ကညိၣ်တၢ်ထၢ်သးကညိၣ်တၢ်သ့,တၢ်သးကညိၣ်တၢ်.

Hü'man-ize, *v. t.* to render human or humane, ခုးအိၣ်မိၣ်ပုၤကညိၣ်အသး, ခုးအိၣ်မိၣ်ပုၤကညိၣ်အလုၢ်အထီၣ်;ခုးအိၣ်မိၣ်ပုၤကညိၣ်အန့ၢ်, ခုးအိၣ်မိၣ်တၢ်အိၣ်တၢ်ကွဲၣ်.

Hü'man-ly, *adv.* နီၣ်ပုၤကညိၣ်အသးအိၣ်ဝဲအသိး,နီၣ်ထီၣ်ဆၢမိၣ်ပုၤကညိၣ်(—)အသိး.

Hüm'-bird, Hüm'ming-bird, *n.* ထီၣ်ဂြိၣ်ကခိၣ်မိၣ်တကလုၢ်ဆူးအိၣ်ဖိၣ်ဖိၣ်,ယုၤသိၣ်ခိၣ်န့ၣ်ခိၣ်ကလုၢ်အသိး.

Hüm'ble, *a.* low, တဖိၣ်တထီၣ်ထီၣ်,ကယၢကထဲတအိၣ်,ထၢ်ဆၢမိၣ်တၢ်အိၣ်အထီၣ်; mean, unpretending, တဂ့ၤတဂ့ၤ, အထဲၤကဝီၤတအိၣ်, အတလဲၣ်ပတဲးတဲး; lowly, not proud, meek, အိၣ်မိၣ်တၢ်အိၣ်လိၣ်အသး, တဖၢ်ထီၣ်ထီၣ်အသးထၢ်, သ့ၣ်စူးသးစူး. —, *v. t.* to abase, degrade, mortify, humiliate, ခုၣ်လိၣ်, မၤခုၣ်လိၣ်အထီၣ်, မၤထီၣ်လိၣ်; to make lowly in mind, မၤအိၣ်လိၣ်အသး,ခုးအိၣ်လိၣ်အသး,ခုးအိၣ်မိၣ်သ့ၣ်စူးသးစူး.

Hüm'ble-bee, *n.* a bumblebee, ကခုၤကခုၤ.

Hüm'ble-ness, *n.* humility, meekness. See HUMBLE, *a.*

Hüm'bles, *n.* တၢ်ထုၢ်တၢ်ထီၣ်အပုၢ်.

Hüm'bug, *v. t.* to deceive, cajole, hoax, trick, လိၣ်တၢ်တၢ်. —, *n.* a trick, a hoax, တၢ်လိၣ်တၢ်တၢ်.

Hüm'drum, *n.* a stupid, a drone, ပုၤကလိၣ်လိၣ်,ပုၤထကုၣ်,ပုၤအကၢၢ်. —, *a.* dull, stupid, တၢ်ကုၣ်တအိၣ်.

Hü'mer-us, *n.* ထၢ်ပလုၤအထီၣ်.

Hü'mer-al, *a.* ထၢ်ဆၢမိၣ် humerus.

Hü'mid, *a.* damp, moist, ထၢ်ဖိၣ်; damp with perspiration, ကယၢစုၣ်ဖိၣ်.

Hu-mid'i-ty, *n.* dampness, moisture, တၢ်ဖိၣ်ထီၣ်ထီၣ်. See HUMID.

du, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; n as in linger,

- Hu-mil'i-āte, *v. t.* to humble, depress, ချစ်ခင်လျှော့ချက်, မလေးစားစွာထားလျက်, မလျှော့ချက်, ချစ်ခင်ချော့ချက်.
- Hu-mil'i-a-ting, *a.* humbling, mortifying, ထပ်စားခြင်းမလေးစားစွာထားလျက်, ထားစားချစ်ခင်ချော့ချက်.
- Hu-mil'i-ā'tion, *n.* the act of humbling, mortification, တပ်စားချစ်ခင်လျက်; the state of being humbled, weakness, တပ်စားချစ်ခင်လျက်အသား, တပ်စားချစ်ခင်လျက်; the act of putting to shame, တပ်စားချစ်ခင်ချော့ချက်.
- Hu-mil'i-ty, *n.* lowliness, diffidence, modesty, တပ်စားချစ်ခင်လျက်အသား.
- Hüm'mock, *n.* See **ХОММОК**.
- Hü'mor, *n.* a fluid of the body, တပ်စားချစ်ခင်လျက်အထွက်; a cutaneous eruption, တပ်စားချစ်ခင်လျက်, တပ်စားချစ်ခင်လျက်; a peculiar temperament, temper, mood, disposition, သားချစ်ခင်လျက်အသား, တပ်စားချစ်ခင်လျက်အသား; a turn for the ludicrous, တပ်စားချစ်ခင်လျက်အသား.
- Hü'mor, *v. t.* to comply with the changing temper of another, မိတ်ဆွေပြုလုပ်အပ်; to indulge, gratify, လှူပြုလုပ်အပ်အသားအသားလျက်အသား; to accommodate, favor, မလေးစားစွာထားလျက်အသား.
- Hü'mor-ist, *n.* one who follows his own changing temper, ပုဂ္ဂိုလ်ထုလျက်အသားအသားလျက်အသား; one who indulges humor in his speech, a wag, a droll fellow, ပုဂ္ဂိုလ်ထုလျက်အသားလျက်အသား.
- Hü'mor-ous, *a.* jocular, playful, whimsical, ချစ်ခင်ခြင်း humor.
- Hü'mor-ous-ness, *n.* whimsicalness, jocular-ity, တပ်စားချစ်ခင်လျက်အသား humor, တပ်စားချစ်ခင်လျက်အသား humor.
- Hü'mor-some, *a.* influenced by the present humor, capricious, odd, facetious, ချစ်ခင်လျက်အသားလျက်အသား; petulant, ချစ်ခင်လျက်အသားလျက်အသား.
- Hümp, *n.* the protuberance of a crooked back, a hunch, ထပ်ကျန်သကဲ့သို့, တပ်စားချစ်ခင်လျက်အသား; a bunch, a lump, a protuberance, တပ်စားချစ်ခင်လျက်အသား, ထပ်ကျန်သကဲ့သို့, တပ်စားချစ်ခင်လျက်အသား.

- berance on the neck of cattle, ထပ်စားချစ်ခင်လျက်အသား.
- Hümp'back, *n.* ထပ်ကျန်သကဲ့သို့, ထပ်ကျန်သကဲ့သို့.
- Hünc'h, *v. t.* to thrust with the fist, punch, ထပ်စားချစ်ခင်လျက်အသား; to push with the elbow, nudge, ထပ်စားချစ်ခင်လျက်အသား; to hunch up the back, ထပ်စားချစ်ခင်လျက်အသား; to hunch up the shoulders, ထပ်စားချစ်ခင်လျက်အသား. —, *n.* a thrust with the fist, a punch, တပ်စားချစ်ခင်လျက်အသား; — with the elbow, a nudge, ထပ်စားချစ်ခင်လျက်အသား, တပ်စားချစ်ခင်လျက်အသား.
- Hünc'h'back, *n.* See **HUMPBACK**.
- Hünd're'd, *n.* ထပ်စားချစ်ခင်လျက်အသား; as, one hundred, ၁၀၀.
- Hünd're'dth, *a.* တပ်စားချစ်ခင်လျက်အသားလျက်အသား.
- Hün'g'er, *v. i.* to feel the want of food, fam-ish, တပ်စားချစ်ခင်လျက်အသား, တပ်စားချစ်ခင်လျက်အသား, တပ်စားချစ်ခင်လျက်အသား; to long for, မိတ်ဆွေပြုလုပ်အပ်, ဆက်ဆံအပ်. —, *n.* တပ်စားချစ်ခင်လျက်အသား, တပ်စားချစ်ခင်လျက်အသား; a strong and eager desire, တပ်စားချစ်ခင်လျက်အသား, တပ်စားချစ်ခင်လျက်အသား.
- Hün'gry, *a.* a hungry person, ပုဂ္ဂိုလ်ထုလျက်အသားလျက်အသား.
- Hünks, *n.* ပုဂ္ဂိုလ်ထုလျက်အသား, ပုဂ္ဂိုလ်ထုလျက်အသား.
- Hünt, *v. t.* to chase or search for wild ani-mals, ဆက်ဆံအပ်အသားလျက်အသား; to pursue in order to catch, လှူပြုလုပ်အပ်; to search in order to find, ဆက်ဆံအပ်အသားလျက်အသား. —Hunt after or for, to seek, look for, ဆက်ဆံအပ်အသားလျက်အသား. —Hunt down, to drive, လှူပြုလုပ်အပ်, မလေးစားစွာထားလျက်အသားလျက်အသား. —, *n.* chase, pursuit, search, တပ်စားချစ်ခင်လျက်အသားလျက်အသား. See **HUNT**.
- Hünt'er, *n.* a sportsman, a huntsman, ပုဂ္ဂိုလ်ထုလျက်အသား.
- Hünt'ing, *n.* chasing, seeking, searching, တပ်စားချစ်ခင်လျက်အသားလျက်အသား.
- Hünt'ing-hörn, *n.* လှူပြုလုပ်အပ်အသားလျက်အသား.
- Hünt'ress, မိတ်ဆွေပြုလုပ်အပ်အသားလျက်အသား.
- Hünt's'man, *n.* ပုဂ္ဂိုလ်ထုလျက်အသား.
- Hür'dle, *n.* a texture of twigs, မိတ်ဆွေပြုလုပ်အပ်အသားလျက်အသား; a kind of sled, လှူပြုလုပ်အပ်အသားလျက်အသား.

ä, ö, i, ö, ü, y, long; ä, ö, i, ö, ü, y, short; cäre, fär, läst, fällt, what; thäre, veil, tärn; pique; done, för,

Hùrl, *v. t.* to fling with violence, ကွဲတင်ဆွန်ဆွန်.

Hùr'ly-bùr'ly, *n.* tumult, confusion, တာတေတေဝီတေဝီ, တာဝီဝီတေဝီတေဝီတေဝီ ကျိန် ကျိန် ကျဲ လိင် ဆသး.

Hùr-rah', Hùr-rä, *int.* huzza, တာဝီဝီပသုထိင်လာ တာဝီဝီပသုထိင်လာ, မုတမုတတင်တင်မာနာတင်တင်ဆီသိင်ဝဲ တရါ, တရါ.

Hùr-ri-câne, *n.* a tempest, ကထိပရ်တပျင်တပျါ, တပျင်တပျင်, ကထိပရ်တပျင်တပျင်.

Hùr-ried-ly, *adv.* in a hurried manner, ကလုံ ကလုံ, ချွမ်းချွမ်း.

Hùr'ry, *v. i.* to do hastily, မာတင်ကထိကထွါ, မာ တင်ပရ်ပတု, မာတင်ချွ. —, *v. t.* to accelerate movement, hasten, quicken, expedite, ဒူးမာတင်ချွတကွါ, ဒူးမာတင်ရါရါ, ကရီ, ကရီ ကရါ; as, hurry on the elephant, ကရီကဆီ. —Hurry away, to cause to leave hastily, ဒူးမာတင်ကွဲချွချွ; to carry off hastily, မိင်ကွဲချွချွ. —, *n.* haste, speed, expedition, တင်ချွချွ, တင်ပရ်ပတု, တင်ချွမ်းချွမ်း, တင်ကရီ ကရါတင်ရါရါ.

Hùrt, *v. t.* to give pain, bruise, wound, မာဆါ, ဒူးဆါ; to impair, mar, harm, မာတဝုထော, မာတဝုထော; to injure, မာတဝုထော, မာတဝု ထော. —, *n.* a bruise, a wound, တင် တင်ဆါပပထီ, တင်တင်မိပပထီ; that which gives pain, တင်မာဆါတင်; injury, damage, harm, detriment, တင်မာဆါမာတဝုထော.

Hùrt'ful, *a.* pernicious, harmful, injurious, baneful, destructive, လာဆမာဆါတင်, လာဆ မာတဝုထော, လာဆမာဆါတင်.

Hùr'tle, *v. i.* to clash, jostle, ဆင်မိလိင်ဆင်ဆင် လိင်, ဆင်ဆင်ဆင်; to skirmish, ဒူးလိင်ဝဲတမိင် တဆဲ.

Hùs'band, *n.* oi. —, *v. t.* to spend or use frugally, သူတင်ဆင်မဲဆင်မိင်, တဒူးထာဝီတင် ကြိကြိတင်.

Hùs'band-man, *n.* a farmer, a cultivator, ဂှ မာဒူးမာမိင်မိ, ဂှထာဆသုတင်တင်.

Hùs'band-ry, *n.* the cultivation of the ground, agriculture, tillage, တင်မာဒူးမာမိင်, တင်မာ ထာဆဆင်ဆင်မိင်တင်တင်; thrift, man-

agement, တင်ခင်ညိုတင်ခင်တင် မာ ဝီသိးကလဲ ထိင်တင်ကမိမိ.

Hùsh, *a.* silent, still, quiet, မိင်ဘို, မိင်ဘိုက ထင်. —, *v. t.* to still a noise, silence, ကြိင်, ကထင်တဝု, သဲတဝု; to make calm, quiet, allay, ဒူးမိင်ဆီကထင်, ဒူးမိင်ဂါတပာ. —, *int.* be still, သဲ.

Hùsh-mòn'ey, *n.* a bribe to secure silence, ဝု ထာပုထွင်ပုထွင်သိးပကပင်ပသုတင်တင်တင်မာ မာ ဆ ရါ.

Hùsh'up, *v. t.* ဒူးမိင်ဘိုကုထေမူးဆရင်, မာသံ မာ ဝဲ ကုတင်ဆမူးဆရင်.

Hùsk, *n.* hull, rind, chaff, ဖမ်းဘုင်ပု, ဆင်မာဖမ်း. —, *v. t.* to hull, မာကွဲဆဖမ်း, မာကွဲဆဖမ်း; to husk maize, မာကွဲဘုခဆဖမ်း, ကုင်ကွဲဘုခ ဆဖမ်း.

Hùsk'i-ness, *n.* harshness, hoarseness, တင်မိင် ယု, တင်တင်ကြိင်တင်ကြိင်. See HUSKY.

Hùsk'ing, *n.* တင်ကုင်ကွဲဘုခဆဖမ်း.

Hùsk'y, *a.* abounding in husks, မိင်မိးဆဖမ်း အါကထင်; dry as husks, လီဂင်ယာဖု, ယုဖုဆ သိး; husky as the voice, hoarse, ကထွါတ ဆုံဆုံ, ထဲကြိင်တင်ကြိင်.

Hùs-sar' (hooz-zär'), *n.* သူးမိတကထင်ထာဆမိးက သုင်.

Hùs'sy, *n.* a wench, a jade, မိင်ထာဆတင်တ ထိင်ဆင်တင်. See HUSWIFE.

Hùs'tings, *n.* (တင်စတင်) ဆင်မိင်ပုထွင်မိင်မိင် မိင် မိင်ထာပင်ထိင်မိင်ဆင်, မိင်ပပုထွင်ထာဆကုင် ဆင် ခင်ညိုတင်တကရါ.

Hùs'tle (hüs'l), *v. t.* to shake together, တရု လီတံ, တရုလီတကွင်တင်; to push in a crowd, crowd, ဆိင်ကနဲလိင်ဆသးထာပုထွင်မိင် ဆကျါ.

Hùs'wife (hüz'zif), *n.* a worthless woman, မိင် ထာဆမာတင်တလီတင်တင်. See also HOUSEWIFE.

Hüt, *n.* a hovel, a cabin, a cottage, တင်တကူး ကြွမ်းမိ.

Hütch, *n.* a chest, a box, a bin, တထါထာပုပင် ဘုထာဆပု; a rabbit-hutch, ဝဲဆမာ.

Hüz-zä', *n.* See HURRAH.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

Hȳ'a-çinth, *n.* the plant, ဖိတကလုင်; a precious stone, ထက်ဂုတကလုင်.
 Hȳ'a-des, *n.* ဆင်စာရင်.
 Hȳ'brid, *n.* a mongrel, တၢ်ဖေဖါထၢဖါအပၢ်တဖၢ် တဖၢ်ဆိတဖၢ်.
 Hȳ'dra, *n.* ပလီၤထီၣ်ဒီးအခိၣ်အါဗျၢၣ်.
 Hȳ'dra-gögue, *n.* ကသံၣ်လူထၢအဒုးဖဲလီၤထံၣ်ခါခါ ကထံၣ်.
 Hȳ'draug'lics, *n.* (ဖဲၤဒြီၤထံး) တၢ်ကုၣ် တၢ် ဆးလၢ အ သုၣ်ညါမၤတၢ်ဖဲးတၢ်ဖဲးအံၤဒီးန့ၤထၢထံၣ်အဖိကဒီး.
 Hȳ'dro-cŭele, *n.* တၢ်ညိးထံ.
 Hȳ'dro-cŭeph'a-lus, *n.* တၢ်ဆါထၢထံၣ်စူးဒြိၣ်ထၢခိၣ်သုၣ် ဆိအခါပုၤ.
 Hȳ'dro-çgen, *n.* (ဖဲၤဒြီၤဖျၢၣ်) ဂ် (gas) တဖၢ်ထၢအကျိၣ် ကွဲၤသးဒီးအိၣ်စ့ၣ်ဒွဲၤဖဲၤဒွဲၤ န့ၤသတးဒီး ဒုးကဲထီၣ် ထံ.
 Hȳ'drög'ra-pher, *n.* ပုၤထၢအတုၣ်ထီၣ်ဒီးသ့ဝဲတဂၤ, ပုၤထၢအန့ၤပၢၢ်န့ၤပၢၢ် hydrography.
 Hȳ'drög'ra-phy, *n.* တၢ်တုၣ်ထီၣ်ဒီးထံၣ်ဒီးဖိဒီးဖိထၢ တဖၢ်အတၢ်ကုၣ်သ့.
 Hȳ'dröl'o-gy, *n.* တၢ်ကုၣ်သ့ထၢအန့ၣ်ဗျါတၢ်ဆၢဒီး ထံၣ်ဒီးဖိဒီးဖိထၢတဖၢ်.
 Hȳ'dro-mël, *n.* ကနဲၤဒီးထံ.
 Hȳ'dröm'e-ter, *n.* (ဖဲၤဒြီၤမတၢ်) နိၣ်ထီၣ် ထၢ အထီၣ် နိၣ်တၢ်ဆၢဒီးထံၣ်ဒီးဖိဒီးဖိထၢအစ့ၣ်, အ ဖါ အ စ့ၢ ဒီးဒီးန့ၣ်သိးတဖၢ်.
 Hȳ'dröm'e-try, *n.* (ဖဲၤဒြီၤမထီၣ်) တၢ်ထီၣ် နိၣ် တၢ် ဆၢ ဒီးထံၣ်ဒီးဖိဒီးဖိထၢအစ့ၣ်ထံၣ်အစ့ၣ်ဒီးဖိဒီး န့ၣ် သိး တ ဖၢ်အတၢ်ကုၣ်သ့.
 Hy-dröp'a-thïst, *n.* ထံၣ်အသရၣ်, ဖိပဲးတၢ်ထံၣ်ဒီးတဂၤ တဂၤထၢအမၤကျိၣ်က့ၤတၢ်ဆုးတၢ်ဆါထၢထံၣ်ဒီးဖိဒီး.
 Hy-dröp'a-thy, *n.* တၢ်မၤကျိၣ်က့ၤတၢ်ဆါထၢထံၣ်ဒီးဖိ ထံၣ်ဒီး.
 Hȳ'dro-phö'bi-ä, *n.* တၢ်ဆါဂျၢၢ်ထံၣ်, တၢ်ဆါကဲထီၣ် ထၢထံၣ်ဂျၢၢ်ထံၣ်အဆိ.
 Hȳ'drop-sy, *n.* တၢ်ဆါညိးထံ.
 Hȳ'dro-scöpe, *n.* တဖၢ်ထၢအဒုးန့ၣ်ထံၣ်ထီၣ်ထၢကထံၣ် ကျိၣ်တဖၢ်ထီၣ်ထီၣ်.
 Hȳ'dro-stät'ics, *n.* (ဖဲၤဒြီၤစတးတံၣ်) တၢ်ကုၣ်သ့ထၢအ န့ၣ်ဗျါတၢ်ခဲကွဲၣ်ထံၣ်ဒီးဖိဒီးဖိထၢအစ့ၣ်.
 Hȳ'é'nä, *n.* ဆၢဒီးကိၣ်ဖိတကလုၣ်အကွဲၣ်အဖါလီၤဂ်ထၢ ထံၣ်ဒီးဖိထၢမၤလီၤ.

Hȳ'gč'ian, *a.* ဆၢဒီးဖိပုၤဖျၢၣ်ဒီးတၢ်ဆါ ဒီး ထီၣ် ဆုၣ် ထီၣ်ဆူ.
 Hȳ'gi-ène', *n.* တၢ်ထီၣ်တၢ်ထီၣ်တၢ်ဆၢဒီးပုၤနိၣ်ဒီးသိးထၢ တဆၢတၢ်ဆုးတၢ်ဆါတၢ်ဟးဂုၣ်ဟးဂီၤတဂ့ၤ.
 Hȳ-gröm'e-ter, *n.* တၢ်ထီၣ်နိၣ်တၢ်ဖိၣ်တၢ်ထံ ထီၣ် ထၢ (atmosphere) အမၤမၤစံးအံၤအကျိၣ်.
 Hȳ'men, *n.* Myth. the god of marriages, ကစၢ် လၢအပၢတၢ်ဆၢဒီးတၢ်တုၣ်တၢ်ဖျိ, ပပုၤပပုၤဖဲးဝဲ.
 Hȳ-men-é'al, Hȳ'men-é'an, *a.* ဆၢဒီးဖိတၢ်တုၣ်တၢ် ဖျိတၢ်.
 Hȳmn, *n.* a sacred lyric or song, တၢ်သးဝံၣ် ဖဲး ပတြၢၤ. —, *v. t.* to worship or praise in song, sing, သးဝံၣ်ဖဲးထီၣ်ပတြၢၤတၢ်.
 Hȳp, *n.* melancholy, တၢ်ဆါတကလုၣ်ထၢအ မၤစ့ၢ လီၤသးထံၣ်အထါ. —, *v. t.* မၤစ့ၢလီၤသးထံၣ် အထါ, မၤလီၤသ့ၣ်လီၤတီၤ, မၤစ့ၢသ့ၣ်တဖၢ်သးတညိတ ဝုၤ.
 Hȳ-pēr'bo-le, *n.* (ဖဲၤပၢၢ်ဆထံၣ်), exaggeration, တၢ်ကထိၤအဒိတကလုၣ်ထၢအကထိၤ ထုၣ် ကိ တၢ်, က တီၤတၢ်အဝုၣ်န့ၣ်တထၢကွဲၣ်အခါဒီးဒိၣ်ဒိၣ်ဆဲးဆဲးလီၤ.
 Hȳ'per-böl'ic, Hȳ'per-böl'ic-al, *a.* ဆၢဒီးဖိ hyperbole.
 Hȳ'per-bö're-an, *a.* northern, very cold, frigid, ဆၢဒီးဖိတၢ်ဂီၢ်ကတၢ်ထၢတၢ်နိၣ်ဒိၣ်အကထိၤဒီးတဖိ.
 Hȳ'per-crit'ic, *a.* over-critical, ထၢအဆုထံၣ်တၢ်က မုၣ်ထၢပုၤမၤတၢ်အပုၤန့ၣ် အ ဘး. —, *n.* a captious censor, ပုၤထၢအဆုထံၣ်တၢ်ကမုၣ်ထၢ ပုၤမၤတၢ်အပုၤန့ၣ်ကဲၣ်ဆိးတဂၤ.
 Hȳ'per-crit'ic-al, *a.* See HYPERCRITIC.
 Hȳ'phen, *n.* (ဖဲၤဖျၢၣ်) မုၣ်တၢ်ပုၤနိၣ်ထၢအန့ၣ်ဗျါထီၣ်တၢ်က တီၤခဲၣ်န့ၣ်အခိၣ်ပညိၣ်စ့ၣ် လိၣ် အ သး ဖဲး ဝဲ ; house- roof. ထီၣ်-မိၣ်.
 Hȳp'o-chön'dri-ä, *n.* (ဖဲၤဒီးကိၣ်ဒြီၤထၢ) တၢ်ဆါ တ က လုၣ်မၤလီၤသ့ၣ်လီၤတီၤသး, မၤစ့ၢပသးဒီးသ့ၣ် တဖၢ် သးတညိတဖၢ်, ညိၣ်န့ၣ်ကဲထီၣ်ဝဲထၢအစ့ၣ် ဆၢဒ် (dige- stion) တဂ့ၤထၢအဆိ, ပုၤကညိတီၤဝဲထၢတၢ်ဆါသ့ၣ် တးဒီး. See HYP.
 Hȳp'o-chön'dri-äc, *n.* ပုၤထၢအဆုထံၣ်တၢ်ဆါဒီးဖိ မိၣ် အသိး.
 Hȳ-pöç'ri-sy, *n.* simulation, dissimulation, တၢ် လီၤတၢ်ဝုၤ.
 Hȳp'o-crïte, *n.* a dissembler, a deceiver, a cheat, ပုၤလီၤတၢ်ဖိ.

ä, ê, î, ò, ù, ŷ, long; ä, ê, î, ò, ù, ŷ, short; cäre, fär, läst, fall, what; thère, veil, térm; pique; done, för,

Hyp'o-crit'ic, Hyp'o-crit'ic-al, *a.* simulating, ထပ်စားမိလိတံဂုတံ;—person, ပှၤမၤမၤထေ ထေၤထံၤန့ၤ.

Hyp'o-gäs'tric, *a.* ထပ်စားမိတံလၢပတၢဇၢပူၤလၢ ထပ်မိတမိ.

Hyp-pöt'e-nüse, *n.* (ထံၤဖိတန့ၤ) တံၤသၢ နၢၣ်အ ထံၣ်, ထၢ (line)ထေထီကတၢၢ်တမိ.

Hyp-pöth'e-sis, *n.* (ထံၤဖိၣ်ထံၣ်), theory, supposition, assumption, တံၤတယးကွၢ်, တံၤထံၣ်ကွၢ် တံၤ.

Hyp'po-thet'ic, Hyp'po-thet'ic-al, *a.* conditional, suppositional, ထပ်စားမိတံတယးကွၢ်တံၤ, တံၤ မိကမိၣ်ကွၢ်တံၤ, တံၤထံၣ်ကွၢ်တံၤ.

Hyp'son, *n.* ထပ်စားတကလၢၣ်.

Hys-tér'ics, *n. pl.* hysteria, တံၤထီၣ်တကလၢၣ်ထၢ ထထံၣ်မိၣ်ရၢၣ်ထၢထေၣ်တထံၣ်ထံထံထံထံထံ, ဝုတ မ့ၢ်ထံထၢထေထုးလိထေထိ.

Hys-tér'ic, Hys-tér'ic-al, *a.* subject to hysterics, ထီၣ်မိး hysterics, pertaining to hysterics, ထပ်စားမိး hysterics.

do, wolf; fűrl, rűde, pűsh; e.i.o. silent; Ҹ as s; ch as sh; ց as j; ց as in ցet; ք as z; ւ as in linger.

I.

ICY

- I, *pron. nom.* ထ, ဧ; as, I love, ငါ့အဖို့.
- I-ät'ric, I-ät'ric-al, *a.* medical, တပ်ဆေးဗိမ္မာန်, တပ်ဆေးဗိမ္မာန်ဆရာ.
- I'hex, *n.* တေး, ဝေဒနာပေးဆေးဝါး.
- I'bid, I-bi'dem, *adv. Lat.* in the same place, ထိုအရပ်အကျယ်.
- I'bis, *n.* ထိပ်တက်လှေ, ထိပ်ထီးဝေဒနာ.
- Ice, *n.* congealed water, ထဲလဲသကေ. —, *v. t.* ဣစ္ဆာတပ်ဆေးဗိမ္မာန်ဗိမ္မာန်ဆေးဝါးအသုံးအဆောင်, မှာ ထာထာထဲလဲသကေ.
- Ice'bērg, *n.* ထဲလဲသကေအကျယ်ထိပ်ထီးဝေဒနာအသုံးအဆောင်.
- Ice'-bound, *a.* အိမ်ထဲထဲလဲသကေအသုံးအဆောင်; as, an ice-bound ship, ကတိထဲလဲသကေအသုံးအဆောင်, မှာ ထာထဲလဲသကေအသုံးအဆောင်.
- Ice'-cream, *n.* တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- Ice'-house, *n.* တေးထာပူလှေထဲလဲသကေထာပူလှေအသုံးအဆောင်.
- Īch-nōg'ra-phy, *n.* အကျယ်အဝန်းအသုံးအဆောင်.
- Īch-neū'mon, *n.* ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I'chor, *n.* (အိမ်ထဲ) တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်. See SERUM.
- I'chor-oūs, *a.* serous, samous, ထဲလဲသကေ ichor, တပ်ဆေးဗိမ္မာန် ichor.
- Īch'thy-ōg'ra-phy, *n.* ထိပ်တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- Īch'thy-ōl'o-gy, *n.* (အိမ်ထဲ) တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I'ci-cle (i'si-kl), *n.* ထဲလဲသကေအသုံးအဆောင်.
- I'ci-ness, *n.* See ICY, *a.*
- I'cy, *a.* abounding in ice, အိမ်ထဲထဲလဲသကေအသုံးအဆောင်; consisting of ice, အိမ်ထဲထဲလဲသကေအသုံးအဆောင်; freezing, cold, frosty, မီးတောက်အသုံးအဆောင်; *Fig.* destitute of affection,

IDI

- chilling, indifferent, တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I'd, I would, I had, မှာပူလှေထဲလဲသကေအသုံးအဆောင်.
- I-dē'ā, *n.* an object of perception recollected, (အိမ်ထဲ) တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်; a thought, a notion, a conception, တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I-dē'al, *a.* intellectual, mental, imaginary, တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်; *n.* a standard or model of duty, တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်. See BEAU IDEAL.
- I-dē'al-ism, *n.* (ဗေဒနာ) ဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I-dē'al-ist, *n.* an idealizer, ပူလှေထဲလဲသကေအသုံးအဆောင်.
- I'dem, *Lat.* တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I-dēn'tic-al, *a.* the same, not different, ဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I-dēn'ti-fy, *v. t.* to prove the same, ချစ်ခင်ဖွယ်တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- I-dēn'ti-ty, *n.* (အိမ်ထဲ) sameness, တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- Īd ēst, *Lat.* that is (အကျယ်အဝန်းအသုံးအဆောင်, i. e.) *conj.* ဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- Īd'i-o-cy, *n.* သေးငယ်စွာ, သိပ်လိမ္မော်တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- Īd'i-om. *n.* ကတိတပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်; Karen idiom, ပူလှေထဲလဲသကေအသုံးအဆောင်, or, ပူလှေထဲလဲသကေအသုံးအဆောင်.
- Īd'i-o-māt'ic, Īd'i-o-māt'ic-al, *a.* တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.
- Īd'i-o-pāth'ic, *a.* တပ်ဆေးဗိမ္မာန်ဆေးဝါးအသုံးအဆောင်.

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fāll, whāt; thēre, vēil, tērm; pīque; dōne, fōr,

Id-i-öp-a-ty, *n.* (အိဒီယပ်အထိ) တာ်ဆါမိာ်ပှ်, တာ်ဆါ
 ထာ်အတၢ်ဆါမိာ်ပှ်အထိမိာ်ပှ်တပှ်.
Id'i-o-syn'cra-sy, *n.* idiocracy, တာ်တမံထၢ်ဆါ
 မိာ်ပှ်တဂၢ်အထိမိာ်ပှ်ထာ်ဆါမိာ်ပှ်တပှ်.
Id'i-ot, *n.* a natural fool, a simpleton, ပှ်ကလိ
 ကလိာ်, ပှ်အထိမိာ်ပှ်တကလိာ်အထိမိာ်ပှ်, မၤလိမၤဒီး
 တာ်တသ့, န့ၢ်တပှ်, တိာ်တၢ်တန့ၢ်, ပှ်တထူၤတပှ်.
Id-i-öt'ic, *a.* foolish, sottish, မၤအထိမိာ်ပှ် idiot အ
 သိးတဖျိာ်တဆါ, မၤအထိမိာ်ပှ်တပှ်.
Id'i-ot-ism, *a.* See IDIOM, also IDIOCY.
I'dle, *a.* not working, unemployed, သက္ကံ, သ
 ကွဲကနဲ; lazy, indolent, slothful, ကာ်;
 unoccupied, တာ်မိာ်တၢ်မၤတအိာ်, အိာ်ကလိ;
 useless, vain, trifling, အဘျးအဖျိာ်တအိာ်,
 တမိာ်တသိာ်တၢ်တၢ်. —, *v. t.* to idle
 away time, waste, consume, မၤလၢာ်ကွဲာ်
 အဆါကတိာ်ကလိကလိ.
I'dle-ness, *n.* indolence, sloth, laziness, တာ်
 တၢ်တၢ်ကျဲ.
I'dler, *n.* one who does nothing, ပှ်ထာ်အတၢ်မၤ
 တာ်နီၤတမံထၢ်ဆါမိာ်ပှ်အထိမိာ်ပှ်; a lazy per-
 son, a sluggard, ပှ်အထိမိာ်ပှ်, ပှ်ထာ်အထိမိာ်ပှ်
 တၢ်တၢ်, ပှ်သက္ကံနဲ.
I'dol, *n.* an image used as an object of wor-
 ship, တာ်ဂီၤ, တာ်ဂီၤတၢ်ဖျိာ်; an object of ex-
 cessive attachment, တာ်တမံထၢ်ဆါမိာ်ပှ်
 ကဲာ်ဆါ, တာ်ထာ်ပှ်အထိမိာ်ပှ်ကဲာ်ဆါ.
Idöl'a-ter, *n.* ပှ်ထာ်အထိမိာ်ပှ်, ပှ်ထာ်အထိမိာ်ပှ်
 တၢ်, ပှ်ထာ်အထိမိာ်ပှ်တၢ်ကဲာ်တၢ်ကဲာ်.
Idöl'a-tress, *n.* မိာ်ပှ်ထာ်အထိမိာ်ပှ်.
Idöl'a-trous, *a.* pertaining to idolatry, တၢ်ဆါ
 မိာ်ပှ်တၢ်ဂီၤ; pertaining to excessive at-
 tachment, တၢ်ဆါမိာ်ပှ်အထိမိာ်ပှ်.
Idöl'a-try, *n.* the worship of idols, တာ်ဆါတၢ်
 ဂီၤအထိမိာ်ပှ်, တာ်ဆါတၢ်မိာ်ပှ်တၢ်မိာ်ပှ်; ex-
 cessive attachment, တာ်ဆါမိာ်ပှ်အထိမိာ်ပှ်.
I'dol-ize, *v. t.* ဝဲာ်တၢ်မိာ်ပှ်အထိမိာ်ပှ်; to love to ex-
 cess, အထိမိာ်ပှ်အထိမိာ်ပှ်.
If, *conj.* ဝဲာ်; suppose that, ဝဲာ်မိာ်ပှ်; whether
 or not, ဝဲာ်ဂ့ၤ, ဝဲာ်ဂ့ၤ; if you go, ဝဲာ်ထာ်မိာ်ပှ်; if
 you go or not, ဝဲာ်ထာ်မိာ်ပှ်, တဲာ်မိာ်ပှ်.
Ig'ne-ous, *a.* pertaining to fire, တၢ်ဆါမိာ်ပှ်အထိမိာ်ပှ်;

consisting of fire, အိာ်မိာ်ပှ်အထိမိာ်ပှ်; resem-
 bling fire, လီၤဝဲာ်ထာ်မိာ်ပှ်အထိမိာ်ပှ်.
Ig-nēs'cent, *a.* scintillating, ဝဲာ်ဆိာ်ထီၢ်, ဝဲာ်ပှ်
 ထီၢ်.
Ig'nis-fat'ū-ūs, *n.* နီၤလူ, ဂ်(gas) ထကလၢာ်ကဲထီၢ်ထာ်
 တၢ်အထိမိာ်ပှ်အထိမိာ်ပှ်.
Ig-nite', *v. i.* to take fire, ဝဲာ်ထီၢ်. —, *v. t.*
 to kindle, ဝဲာ်ထီၢ်, ဆိာ်ထီၢ်.
Ig-ni'tion, *n.* တၢ်ထီၢ်, တၢ်ဆိာ်ထီၢ်.
Ig-nō'ble, *a.* of low birth, degenerate, တၢ်ဆါ
 မိာ်ပှ်အထိမိာ်ပှ်; base, disgraceful, shame-
 ful, mean, လၢအထိမိာ်ပှ်တအိာ်.
Ig'no-mīn'i-ous, *a.* dishonorable, infamous,
 despicable, ထာ်အထိမိာ်ပှ်တၢ်မိာ်ပှ်, ထာ်အထိမိာ်ပှ်
 သိ, အိာ်မိာ်ပှ်တၢ်မိာ်ပှ်အထိမိာ်ပှ်.
Ig'no-mīn'y, *n.* dishonor, shame, infamy, တၢ်
 ထာ်အထိမိာ်ပှ်, တၢ်လီၤဂျာ်, တၢ်လီၤလျာ်ဆိာ်ထီၢ်,
 တၢ်မိာ်ပှ်အထိမိာ်ပှ်.
Ig'no-rā'mus, *n.* ပှ်ထာ်အထိမိာ်ပှ်တၢ်မိာ်ပှ်, ပှ်ထာ်
 အထိမိာ်ပှ်မိာ်ပှ်တၢ်မိာ်ပှ်.
Ig'no-rançe, *n.* want of knowledge, တၢ်သ့ညါ
 တအိာ်, တၢ်န့ၢ်ပှ်, တၢ်ပှ်တအိာ်; moral dark-
 ness, တၢ်သ့ညါမိာ်ပှ်, တၢ်သ့ညါမိာ်ပှ်ကလိ
 တအိာ်.
Ig'no-rant, *a.* ထာ်တၢ်သ့ညါတအိာ်, တၢ်န့ၢ်ပှ်, တၢ်ပှ်
 တအိာ်.
Ig-nōre', *v. t.* ဝဲာ်တၢ်ထာ်ပှ်တၢ်မိာ်ပှ်တၢ်မိာ်ပှ်
 အထိမိာ်ပှ်.
I-guā'na, *n.* See GUANA.
Īl'i-āc, *a.* တၢ်ဆါမိာ်ပှ်မိာ်ပှ်တၢ်မိာ်ပှ်, တၢ်မိာ်ပှ်
 တၢ်ဆါမိာ်ပှ် ilium.
Īl'i-ūm, *n.* Anat. ပှ်မိာ်ပှ်တကွဲာ်အထိမိာ်ပှ်.
Īll, *a.* evil, wicked, bad, wrong, ထာ်, တဂ့ၤ, တၢ်
 ဆါမိာ်ပှ်တတၢ်တၢ်; diseased, ဆါ. —, *n.*
 (nat.) တၢ်မိာ်ပှ်တၢ်မိာ်ပှ်, တၢ်သးအုၤ, တၢ်ထဲာ်တဂ့ၤ, တ
 တတၢ်တၢ်, တၢ်ဆါမိာ်ပှ်, တၢ်တဂ့ၤ. —, *adv.* not properly,
 တကြးတတၢ်; not eas-
 ily, လီၤကဲာ်.
Īll'-brēd, *a.* impolite, uncivil, ညီၣ်မၤတၢ်ထာ်
 ဆါမိာ်ပှ်, အထိမိာ်ပှ်တဂ့ၤ, ထာ်အထိမိာ်ပှ်
 တၢ်တၢ်သိာ်တၢ်ဆါမိာ်ပှ်အထိမိာ်ပှ်.
Īll'-breed'ing, *n.* unpoliteness, indecorum.
 See LLBRED.

dg, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; n as in linger.

Ill'-blood, *n.* resentment, တၢ်သးဟ့,တၢ်သးက့ၣ်.
 Ill'-lapse', *n.* န့ၣ်,တၢ်ဖျိၣ်န့ၣ်,တၢ်လီၤဖျိၣ်န့ၣ်,တၢ်လီၤန့ၣ်.
 Ill'-a-tive, *a.* inferential, conclusive, တၢ်ဆးဒီး
 က့ၢ်ခိကမိၣ်တၢ်လၢပသ့ၣ်ညါအဝ့ၢ်အကျိၤ ဒီး ထီၣ် သ
 ထီၤတၢ်လၢပတသ့ၣ်ညါတၢ်အဝ့ၢ်အကျိၤ.
 Ill'-laud'able, *a.* worthy of censure or dis-
 praise, တကြးထၢ်ဒီးတၢ်ခဲးပကြၢၤ, တဝုၤတဝါ
 ထၢ်.
 Ill'-con-di'tioned, *a.* sickly, weak, feeble, တ
 မိၣ်ဆူၣ်မိၣ်ဆူၣ်,တၢ်ခါတၢ်ခါ, တတၢ်တကျၢၤထၢ်, ဟး
 ဝါတဲး.
 Ill'-dis-pōsed', *a.* evil-minded, malicious, ma-
 lignant, လၢအသ့ၣ်က့ၣ်သးကိတၢ်, သးတလီၤ ပ
 လိၣ်.
 Il-lé'gal, *a.* contrary to law, unlawful, illicit,
 လၢအတဟ့လိၣ်ဒီးလိၣ်ထၢ်ဒီးပဒိၣ်အတၢ်သိၣ်တၢ်သီ,
 လၢအလုၣ်သ့ၣ်ခါပတၢ်တၢ်သိၣ်တၢ်သီ.
 Ill'-le-gál'i-ty, *n.* unlawfulness, တၢ်တဟ့လိၣ်ဒီးလိၣ်
 ထၢ်ဒီးတၢ်သိၣ်တၢ်သီ,တၢ်လုၣ်သ့ၣ်ခါပတၢ်အုၤပဒ့ၣ်.*
 Il-lé'g'i-ble, *a.* လၢပဒးတသ့.
 Ill'-le-gít'i-ma-ty, *n.* See ILLEGITIMATE.
 Ill'-le-gít'i-mate, *a.* illegal, unauthorized, တမ့ၢ်
 တတိ, ထၢ်ဆးဒီးလုၣ်သ့ၣ်ခါပတၢ် တၢ် သိၣ် တၢ်သီ;
 an illegitimate child, a bastard, ဒၢဘၢဒိ,
 ဒၢသမ့မိ.
 Ill'-le-gít'i-mate, *v. t.* to bastardize, မၤဖျါထီၣ်
 လၢပဒးတမ့မိ.
 Ill'-fāced, *a.* ugly, မဲၣ်သၢ်တဝုၤထၢ်,တမံတလၢထၢ်.
 Ill'-fā'vored, *a.* deformed, ugly, အက့ၢ်အဝါတဝုၤ.
 Il-lib'er-al, *a.* not free or generous, close,
 niggardly, mean, သးပိၣ်,သးပိၣ်သးကီ; not
 candid, not catholic, လၢအက့ၢ်မဲၣ်ထဲလၢအ
 ကတၢ်ခိၣ်,တပၣ်ကဲပုၤဂၤအတၢ်လၢတၢ်ခိတမံ.
 Il-lib'er-ál'i-ty, *n.* contractedness, meanness,
 parsimony. See ILLIBERAL.
 Il-liç'it, *a.* unlawful, illegal, တဟ့လိၣ်ဒီးလိၣ်ထၢ်ဒီး
 တၢ်သိၣ်တၢ်သီ, တတိတလီၤထၢ်, လၢအလုၣ်သ့ၣ်ခါပ
 တၢ်တၢ်.
 Il-lím'it-a-ble, *a.* boundless, immeasurable, in-
 finite, လၢပန့ၣ်အဆၢတသ့ထၢ်,ဒိၣ်ထဲအံၤထဲန့ၣ်,အါ
 ထဲအံၤထဲန့ၣ်,လၢပထီၣ်တသ့,အကတၢ်တဖျါ.
 Il-lit'er-ate, *a.* ignorant, unlearned, တသ့ထီၣ်
 တသ့ထီၣ်.

Ill'-in-tén'tioned, *a.* spiteful, malevolent, re-
 sentful, က့ၣ်ထီၣ်ဒီးလီၤတၢ်လၢအတဝုၤထၢ်.
 Ill'-look'ing, *a.* bad-looking, ထၢ်ဆးဒီးတၢ်က့ၢ်တ
 ဝုၤ,တၢ်က့ၢ်တမ့ၣ်.
 Ill'-nāt'ure, *n.* enmity, malevolence, သးတဝုၤ.
 Ill'-nāt'üred, *a.* peevish, cross, surly, သးတဝုၤ
 ထၢ်,သးစၢၤ,ညါန့ၣ်သးထီၣ်ဆူ.
 Ill'ness, *n.* sickness, disease, malady, တၢ်ခါ,
 တၢ်ဆူးတၢ်ခါ.
 Il-lö'g'i-cal, *a.* ကတိတၢ်အလီၤအကျဲတထၢ်,ဒၢက့ၣ်ဝဲ.
 Ill'-ō'mened, *a.* unlucky, unpropitious, unfor-
 tunate, ထၢ်ဆးဒီးတၢ်မၤအသးတမံမံၤလၢအနဲၣ်
 ဖျါထီၣ်တၢ်ကမၤအသးဆူညါလၢအတဝုၤထၢ်,ကသး
 ပုၤ.
 Ill'-stärred, *a.* ill-fated, unlucky, လၢအထဲဝဲတၢ်
 တဝုၤ.
 Il-lüde,' *v. t.* to deceive, mock, မၤကခါမဲၣ်,တမ့ၢ်
 ထၢ်တၢ်ခါအဖျါဝဲအသိး,လီတၢ်.
 Il-lüme', Il-lü'mine, *v. t.* to illuminate, မၤက
 ဝါ,လုကဝါ,န့ၣ်ကဝါ.
 Il-lü'mi-näte, *v. t.* to enlighten, throw light
 on, ဒူးကဝါထီၣ်, ဒူးဖျါထီၣ်; to adorn with
 lights, ဒူးကဝါထီၣ်တၢ်လၢပသ့ၣ်အုၤခါ အါ ကထဲၣ်;
 to illustrate a book with pictures, ဒူးလၢ
 ကဝါထီၣ်ထီၣ်ဒီးတၢ်ဝါဒ်အံၤန့ၣ်အါအါကထဲၣ်; to
 elucidate the meaning of, explain, ဒူး
 ဖျါထီၣ်အခါပညါ.
 Il-lü'mi-nä'tion, *n.* that which gives light, တၢ်
 လၢအဒူးကဝါထီၣ်တၢ်; brightness, lustre,
 splendor, တၢ်ဒူး,တၢ်ကဝါ; the impartation
 of intellectual light, တၢ်ဒူးကဝါထီၣ်ပုၤအသ့ၣ်
 အသး; the impartation of divine light,
 တၢ်မၤကဝါထီၣ်ပသးလၢအထဲလၢပုၤအထီၣ်. See
 ILLUMINATE.
 Il-lü'sion, *n.* delusion, mockery, hallucina-
 tion, တၢ်တမ့ၢ်ခါအဖျါဝဲအသိးထၢ်, တၢ်ထံၣ်ဖျါထီၣ်.
 See ILLUDE.
 Il-lü'sive, Il-lü'so-ry, *a.* deceitful, false, fal-
 lacious, လၢအလွဲကခိလွဲကခါပုၤ, ထၢ်ဆးဒီးကလွဲ
 တၢ်,တမ့ၢ်တၢ်ခါအဖျါဝဲအသိး, လၢအလီၤန့ၣ်တၢ်.
 Il-lüs'trate, *v. t.* to brighten with light, ဒူးက
 ဝါထီၣ်တၢ်; to brighten with honor, glo-
 rify, make illustrious, ဒူးတူထီၣ်ခါလီၤပုၤအ

á, é, ï, ö, ü, ý, long; ä, ê, î, ð, ù, ý, short; cáre, fár, lást, fáll, whát; thére, veíl, térm; píque; dóne, fòr,

Im-mác'ü-late, *a.* spotless, unblemished, အ
 ခဲင်တအိဉ်,တသံဉ်သူတမိဂ်ကျဉ်တဉ်,တထဉ်အာနိတဉ်း;
 pure, undefiled, ဆုံ,စိ,စိဆုံ,ပင်တဂ်ကမဉ်အလိဂ်
 တအိဉ်.
 Īm'ma-tē'ri-al, *a.* incorporeal, spiritual, (အိဉ်
 မတံဂုအ.) နိဂ်မိတအိဉ်,မတဂ် (matter) တအိဉ်,
 အသံးအကတတအိဉ်,တပါဆုဉ်မိတဂ်နိတမံ, မှ်ခပံး
 ရုံး (spirit) လိ; unimportant, အတွးတအိဉ်,
 တဂ်တအိဉ်,အကျးတအိဉ်.
 Īm'ma-tūre', *a.* young, စ်ခံး; not ripe, unripe,
 တမံခံး, အမိကျိ; imperfect, crude, unfin-
 ished, တမံခံးတဉ်,တလိတဂ်လိဆဲးခံးတဉ်,တထာ
 တပွဲခံးတဉ်; too early, hasty. See PRE-
 MATURE.
 Īm'ma-tū'ri-ty, *n.* unripeness, crudeness, in-
 completeness. See IMMATURE.
 Im-mēas'ur-a-ble, *a.* illimitable, boundless,
 ထာပထိဉ်အိတသ့တဉ်,အတဂ်ထိဉ်တအိဉ်.
 Im-mē'di-ate, *a.* acting without a medium,
 တနုလိအသးထာတဂ်နိတမံ, မအဉ်တဂ်ထာမိက
 မိအဉ်; instant, present, တထိမိ,တထိဉ်နိတ
 ခဲး,အထာဉ်စာတလိထဲဉ်တဉ်.
 Im-mēd'i-ca-ble, *a.* တသံဉ်တအိဉ်;—disease,
 incurable, တဂ်ဆါထာတသံဉ်တထဉ်လိဉ်ထာတဉ်,
 မကျိကျိတသ့.
 Īm'me-mō'ri-al, *a.* beyond memory, ထိဉ်တုပ
 သ့ဉ်နိဉ်ထိဉ်အဆာအကတိဂ်အခိဉ်ထံးတသ့ထာတဉ်.
 Im-mēnsē', *a.* infinite, unbounded, vast, pro-
 digious, ဖးဗိဉ်ဖးထဲဉ်တုပထိဉ်တသ့.
 Im-mēn'si-ty, *n.* infinity, vastness, greatness,
 တဂ်ဖးဗိဉ်ဖးထဲဉ်တုပထိဉ်တနုဂ်,ဆဲးဗိဉ်ဆဲးထါတသ့ဉ်
 ညါတဉ်.
 Im-mēn'su-ra-ble, *a.* See IMMENSURABLE.
 Im-mērgē', *v. t.* to immerse, to plunge into
 or under, စုဉ်လိ, သျှာလိ, မလိထူး.—
v. i. to sink into, လိသျှာ,လိထူး.
 Im-mērsē', *v. t.* to dip, သျှာလိ,စုဉ်လိ,မလိထူး;
 to plunge into the water, submerge, ထူ
 ထံ; to be immersed, to be baptized, မိ
 သျှာထူး.
 Im-mērsion, *n.* a dipping. See IMMERGE and
 IMMERSE.

Īm'me-thōd'i-cal, *a.* irregular, disorderly, တ
 ဗိဉ်ထွဲတဉ်တဂ်အဉ်အကျိအခံးလိတဂ်လိဆဲးတဉ်.
 Īm'mi-grāte, *v. i.* ထဲထာထံဂါကိဂ်ဂါခိဉ်က
 ဆိးထာပထံပကိဂ်ပု.
 Īm'mi-grā'tion, *n.* တဂ်ဖးထိဉ်ထာကိဂ်တသ့ဉ်ခိဉ်
 အိဉ်ထဲထာပထံပကိဂ်ပု.
 Īm'mi-nent, *a.* impending, threatening, near
 at hand, သူးမိးကတဉ်,ခိဉ်ကတု,သူးတု,ကိးမးက
 မဂ်ထဲဉ်န့.
 Im-mis'ci-ble, *a.* ကျဉ်ကျိဆုဉ်တသ့.
 Im-mis'sion, *n.* injection. See IMMIT.
 Im-mit', *v. t.* to send in, inject, ဆုံန့,ဒူးန့,မ
 န့.
 Īm'mo-bil'i-ty, *n.* fixedness, တဂ်အိဉ်တမိကထဉ်,
 တဂ်အိဉ်ဂါထပဂ်. See IMMOVABLE.
 Im-mōd'er-ate, *a.* excessive, exorbitant, in-
 temperate, ထုဉ်သ့ဉ်ခါပတတဂ်,ထုဉ်ကိတဂ်,ဆုဉ်
 ကဲဉ်ဆိး,တထာထွဲဉ်တဂ်အား.
 Im-mōd'est, *a.* indecorous, impudent, un-
 chaste, lewd, တမဲဉ်ဆူးတဉ်,ကထံးကစိဉ်,မအ
 သးအထံးထိသ့.
 Im-mōd'es-ty, *n.* indecency, unchastity, တဂ်
 မဲဉ်ဆူးတအိဉ်, တဂ်အထံးထိသ့, တဂ်မအသးကထံး
 ကစိဉ်.
 Īm'mo-lāte, *v. t.* to sacrifice, မသံတဂ်အသးမိး
 ထုဉ်ထိဉ်ထဲထာအကစါအဂ်.
 Īm'mo-lā'tion, *n.* See IMMOLATE.
 Im-mōr'al, *a.* wicked, vicious, depraved, un-
 chaste, licentious, ထာအတတိတလိ,တတိတ
 ဩတဉ်,အဉ်သံဉ်မိ,ထူးစုဉ်ကမဉ်စုထု.
 Īm'mo-rāl'i-ty, *n.* wickedness, depravity,
 lewdness. See IMMORAL.
 Im-mōr'tal, *a.* deathless, undying, imper-
 ishable, exempt from death, ပုဖးမိးတဂ်သံ,
 သံတသ့တဉ်; eternal, endless, perpetual,
 အကတဂ်တအိဉ်,တပထုဉ်မိ,လိထူလိထိဉ်.
 Īm'mor-tāl'i-ty, *n.* တဂ်ထာတဂ်သံတဂ်ပုဉ်တအိဉ်တဉ်,
 သံတသ့, တဂ်မတနုဂ်, အိဉ်ကအိဉ်မိးထဲ အ မိ မိ အ
 ဆဉ်ဆဉ်.
 Im-mōr'tal-ize, *v. t.* to render immortal, per-
 petuate, ဒူးကဲထိဉ်တဂ်အိဉ်ခိဉ်အိဉ်ကျိ, ထာအ
 တးဂါတသ့,တဂ်မတနုဂ်.
 Im-mōv'a-ble, *a.* not to be moved from its

ā, ē, i, ō, ū, y, long; ä, ě, ĭ, ö, ů, ý, short; cāre, fār, lāst, fāll, what; thēre, veīl, tērm; pīque; dōne, fōr,

place, fixed, fast, ကျာဠိ, သူးအလီတသ့, တသူးဆင်အလီအကျွဲဆင်, အိမ်ဂါတပၤ; not to be altered or shaken in purpose, firm, steadfast, unchangeable, တဟူးတဝး, တဟူးတဝဲ, တသူးအလီ, တကမ်ကမ်; not susceptible of tender feelings, hard-hearted, cruel, unfeeling, တအိမ်မီးတံသးကညီ, သူင်ကံသးလီတအိမ်.

Im-mov'a-ble-ness, *n.* immovability, steadfastness. See IMMOVABLE.

Im-mū'ni-ty, *n.* freedom from obligation, exemption, တံနုဂ်အခွဲ, တံပူဖွဲးမီးတံကိတံ ခဲ ဖိအံၤန့ၤ.

Im-mūre', *v. t.* to shut up, confine, ဒူးဆင်တံၤ ထာတံၤပူ; to immure in a prison, imprison, incarcerate, ဒူးဆင်ထာဆိပ်ပူ.

Im-mū'ta-bil'i-ty, Im-mū'ta-ble-ness, *n.* unchangeableness, invariableness, တံကမ်ကမ် ဖါတသ့.

Im-mū'ta-ble, *a.* unchangeable, invariable, ထာအဂါအကျာတူၤအကမ်ကမ်တသ့, မၤလီၤဆိအတံၤ တသ့.

Imp, *n.* a puny devil, a little demon, မုၢ်ကိလီၢ် ဖိ. —, *v. t.* to increase or strengthen, (rare), မၤစၢတံၤ, စၢထီထီတံၤ, မၤထီၣ်မၤထီတံၤ.

Im-pact', *v. t.* to press or drive close, ဘိၣ်လီၤ တံၢ်တံၢ်တံၢ်, ဝံတံၢ်တံၢ်တံၢ်; —with a weight, ကျဲလီၤတံၢ်.

Im'pact, *n.* contact by touch, collision, တံၢ်တံၢ် ဖိဆင်ထံး.

Im-pair', *v. t.* to weaken, injure, enfeeble, မၤထးဂီၤတံၢ်ဖိၣ်ဖိၣ်ဆံးဆံး; to be impaired, injured, marred or weakened, ဆင်တံၢ်ထးဂီၤ ဖိၣ်ဖိၣ်ဆံးဆံး, ထးဂီၤတံၢ်, တဂုၤတဝံၤလၢၤဆင်.

Im-pāle', *v. t.* to fix on a stake, ဆဲးဖျိဆင်ထာတံၢ် အလီၤ.

Im-pāl'pa-ble, *a.* not to be felt, ဆင်ဆဲးမီးတံၢ်က ညှင်ဇူး, ထာပဖိၣ်တန့ၢ်; an impalpable powder, တံၢ်ကျဲးကညှင်ဇူး.

Im-pān'el, *v. t.* to enrol a jury, ဆုထာပုၤထာ အကမ်ညီၣ်အမူးအရၣ်တံၢ်မံၤမံၤမီးကျဲးလီၤအမံၤ ထာ ဓမ္မိ အပူၤ.

Im-pār'i-ty, *n.* inequality, disproportion, တံၢ် တထဲသီး, တံၢ်တမူလိၣ်မီးလိၣ်.

Im-pärt', *v. t.* to communicate, give, grant, give a part or portion, ဟ့ၣ်တံၢ်, နီၤဟ့ၣ်တံၢ်; to impart information, ထဲတံၢ်, ဒူးနုၢ်ဟ့ၣ်တံၢ်, ဒူးသ့ၣ်ညါတံၢ်, ဒူးဟ့ၣ်ထီၣ်သါလီၤတံၢ်, ဟ့ၣ်တံၢ်ပရၢ.

Im'par-tā'tion, *n.* See IMPART.

Im-pār'tial, *a.* not partial, disinterested, equitable, just, တကွၢ်ဖိၣ်ဆံးခါၣ်တံၢ်, ဟ့ၣ်တံၢ် ဂုၤဂုၤ, ခံၣ်ညီၣ်တံၢ်ဂုၤဂုၤ, မၤတိတိလီၤလီၤဖိအကြၢၤအ ဆင်ထဲသီး.

Im-pār'ti-āl'i-ty, *n.* disinterestedness, equitableness. See IMPARTIAL.

Im-pāss'a-ble, *a.* impervious, impenetrable, မိၣ်ကတသ့, ထဲၤတပၤ, ကျဲတအိမ်.

Im-pās'si-ble, *a.* incapable of suffering, impassive, တညီၣ်န့ၢ်သူၣ်ကံသးလီၤတံၢ်, ဆင်တံၢ်ကိ တံၢ်ခဲ, တံၢ်နးတံၢ်ဖိၣ်န့ၢ်သက့တပးကဲဆင်တံၢ်န့ၣ်တံၢ်.

Im-pās'sioned, *a.* animated, excited, ဆင်ဆဲး မီးသးဝဲလိၣ်ဆူၣ်ဆူၣ်ထာတံၢ်အံၤတံၢ်န့ၢ်အဂီၢ်.

Im-pās'sive, *a.* See IMPASSIBLE.

Im-pā'tience, *n.* want of patience, violence of temper, တံၢ်ဝံသးစူၤတအိမ်, တံၢ်ကိၤအသးတအိမ်.

Im-pā'tient, *a.* restless, hasty, uneasy under endurance, ထာအတံၢ်ဝံသးစူၤတအိမ်, ကိၤအသး တကဲ, မၤအသးဓမ္မိဓရး; eager to obtain, မိၣ်န့ၢ် တံၢ်ကျဲး, ဆုထာပုၤတကဲ.

Im-pawn', *v. t.* to pawn, pledge, ဟ့ၣ်ကိၤတံၢ်.

Im-pēach', *v. t.* to charge a public officer with an official crime, ဝံထီၣ်တံၢ်သဇူးဖိၣ်ကမၣ်ထီ ထာပဖိၣ်အလီၤ; to censure, accuse, criminate, ဝံတံၢ်ကမၣ်ထီထာပုၤအလီၤ.

Im-pēach'a-ble, *a.* accusable, censurable, ကြၢၤ ဆင်တံၢ်ဝံထီၣ်တံၢ်သဇူးဖိၣ်ကမၣ်ထီထာအလီၤ.

Im-pēach'ment, *n.* arraignment, တံၢ်သဇူးဖိၣ်က မၣ်ထီထာပုၤဝံထီၣ်ထဲထာပဖိၣ်အလီၤ.

Im-pēc'ca-bil'i-ty, *n.* exemption from sin or error. See IMPECCABLE.

Im-pēc'ca-ble, *a.* incapable of sinning, ထာအ ပူဖွဲးမီးတံၢ်မၤကမၣ်, ဝံတံၢ်မဲးဘးထာအလီၤ အလီၤ တအိမ်ဆင်.

Im-pēde', *v. t.* to hinder, obstruct, ကြိ, နိး, ဝံၣ်

dg, wɔlf; furl, rɔde, pʊsh; e.ɪ.ɔ. silent; ɟ as s; ɕh as sh; ɕ as j; ɕ̄ as in ɕet; ʂ as z; ʂ as gz; ɳ as in linger.

In'ap-pr'pri-ate-ness, *n.* unsuitableness. See INAPPROPRIATE.

In-äpt'i-tüde, *n.* unfitness, unsuitableness, တၢ်မၤတၢ်တသ့ညီတၢ်, နၢ်ပၢ်တၢ်ကီ, မၤလိတသ့ညီ ကခၢ်တၢ်.

In-är'a-ble, *a.* inarable ground, တၢ်ခိၣ်ထီၣ်ထီၣ် ဝဲၣ်ထွဲၣ်ထီၣ်တၢ်တၢ်.

In'ar-tic'ü-late, *a.* not articulate, သိၣ်တလီၤတၢ် တၢ်; indistinct of utterance, ကတီၢ်တၢ်ခဲ ကတၢ်တၢ်ဆွဲတၢ်, တဆးတၢ်, တဖျၢၣ်ဒီးတဖျၢၣ်အဆၢ တဖျၢၣ်တၢ်.

In'ar-tic'ü-lä'tion, *n.* See INARTICULATE.

In-är'ti-fi'cial, *a.* not done by art, တၢ်တကဲထီၣ် နၢ်ဝဲလၢတၢ်စ့သ့ခိၣ်သ့စးမိတၢ်, ကဲထီၣ်ခၢ် အတၢ်; artless, simple, honest, တၢ်ဆးဒီးသးတၢ်သး ထီၣ်, လိတၢ်တၢ်တၢ်ခိၣ်, အသးဒီးအမၤတၢ်လီၤပလိၣ် ဝဲ.

In-as-müch'as, *conj.* because, since, for, as, မၤသးဒီးန့ၣ်ဒီးမ့ၢ်—သတးဒီး ; in as much as I am ill I cannot go, ခုၣ်ထီၣ်ထီၣ်ခၢ်ခိၣ် န့ၣ်သတးဒီးယထဲၣ်တကဲတၢ်; in that, since, because, ထၢတၢ်န့ၣ်အမိ.

In'at-tén'tion, *n.* heedlessness, inadvertence, neglect. See INATTENTIVE.

In'at-tén'tive, *a.* regardless, careless, heedless, negligent, တပၣ်ကဲတၢ်, တကန့ၣ်တၢ်တၢ် တၢ်, တကွၢ်ထံကွၢ်ဆးတၢ်တၢ်တၢ်, တပလီၢ်အသးထၢ တၢ်တၢ်.

In-äud'i-ble, *a.* noiseless, silent, တတူထီၣ်, လၢပ နၢ်တူတသ့တၢ်, လၢအသိၣ်ကပၢ်လၢ, ထၢအသိၣ်က တူၢ်ကတူၢ်, ထၢအသိၣ်ကသ့ကသ့.

In-äü'gu-ral, *a.* တၢ်ဆးဒီးပၣ်ထီၣ်သိၣ်ပၤထၢအလီၢ်တ ပုၤ, တၢ်ဆးဒီးဒုးဒိၣ်ထီၣ်သိၣ်တၢ်အခိၣ်ထံး.

In-äü'gu-räte, *v. t.* to induct into office, to cause to begin, ပၣ်ထီၣ်သိၣ်ပၤထၢတၢ်အလီၢ်တ ပုၤ, ဒုးဒိၣ်ထီၣ်သိၣ်တၢ်အခိၣ်ထံး.

In-äü'gu-rä'tion, *n.* See INAUGURATE.

In'äü-spi'ciöus, *a.* ill-omened, တၢ်ဆးဒီးတၢ်ပခိၣ် ထၢအတၢ်တၢ်; unfortunate, unlucky, ထၢ အထဲဝဲတၢ်တၢ်, ထၢအထဲဝဲဝဲမိၣ်တၢ်တၢ်.

In'börn, *a.* innate, native, တၢ်ဆးဒီးတၢ်ခိၣ်ပၣ် စၢၤခၢ်တၢ်ဒိၣ်, ခိၣ်ဖျၢၣ်ဆၢခၢ်တၢ်ဒိၣ်.

In'bröd, *a.* innate, natural, ခိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ် အပူၤ, ပၣ်ဆၢထီၣ်ထီၣ်ထီၣ်ထီၣ်.

In-cäge', *v. t.* to coop up, ဧၤန့ၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်, ဒုးဆၢ ထီၣ်ထီၣ်ထီၣ်.

In-cäl'cu-la-ble, *a.* ဆံးဒိၣ်ဆံးဒီးတၢ်သ့, ထဲတသ့, ထီၣ် တတၢ်.

In'ca-lës'cence, In'ca-lës'cen-cy, *n.* calefac-tion. See INCALESCENT.

In'ca-lës'cent, *a.* growing warm, ကိၢ်ထီၣ်ဝဲ.

In'can-dës'cence, *n.* a white heat. See INCANDESCENT.

In'can-dës'cent, *a.* white or glowing with heat, ကိၢ်ကဝဲထီၣ်ထီၣ်ထီၣ်ထီၣ်, ကိၢ်ကဝဲကွၢ်ကျဲၤ.

In'can-tä'tion, *n.* enchantment, တၢ်သမ့, တၢ်သ မ့တၢ်ပလၢ.

In-cä'pa-bil'i-ty, *n.* incapacity, disqualifica-tion. See INCAPABLE.

In-cä'pa-ble, *a.* not capable, incompetent, un-able, တသ့တၢ်, ဝဲကမၤတၢ်အံၤတၢ်န့ၣ်အတၢ်သ့တ ခိၣ်; disqualified, unfit, ဝဲကမၤတၢ်အံၤတၢ် န့ၣ်အခွဲတၢ်ခိၣ်.

In'ca-päc'i-täte, *v. t.* to make incapable, dis-able, weaken, မၤဝဲဒီးတၢ်သ့တသ့ထီၣ်ထီၣ်ထီၣ်, မၤဟးဝဲတၢ်အခွဲ; to disqualify, ဝဲၣ်ထီၣ်ထီၣ် ထီၣ်ထီၣ်တတၢ်ဒီးတၢ်အံၤတၢ်န့ၣ်အတၢ်.

In'ca-päc'i-ty, *n.* want of capacity, incapabil-ity, incompetence, တၢ်သ့တခိၣ်, အမိအကမိ တခိၣ်, တၢ်တသ့မၤတၢ်တၢ်; want of qualifica-tion, disqualification, unfitness, တၢ်သ့ တၢ်တၢ်တခိၣ်, တၢ်တကြၢၤဒီးအလီၢ်.

In-cär'çer-äte, *v. t.* to imprison, ဒုးဆၢထီၣ်ထီၣ်ထီၣ်ထီၣ် ပုၤ.

In-cär'çer-ä'tion, *n.* the state of being incar-cerated, imprisonment, တၢ်ထီၣ်ထီၣ်ဒုးဆၢ အသးထီၣ်ထီၣ်ပုၤ.

In-cär'näte, *a.* ခိၣ်ဒိၣ်ပုၤကညီအံၤအညၣ်, အနီၣ်မိ, အ သ့ၣ်အထံထၢအလီၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.

In'cär-nä'tion, *n.* တၢ်ထံးန့ၣ်ပုၤကညီအံၤအညၣ်, အနီၣ် မိအသ့ၣ်အထံ.

In-cäse', *v. t.* to inclose, ဧၤန့ၣ်တၢ်ထၢအပူၤ.

In-cäu'tiöus, *a.* unwary, indiscreet, impru-dent, careless, တပၣ်သ့ၣ်ပၣ်သး, တပလီၢ်သ့ၣ်ပ လီၢ်သး.

de, wolf; furl, rüde, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; n as in linger.

In-cau'tious-ness, *n.* want of caution, unwariness, တာ်တပင်လီၤသ့ၣ်ပင်လီၤသး, တာ်တပင်သ့ၣ်ပင်သး.

In-gēn'di-a-ry, *n.* one who sets fire to a building, ဝှၤထာ်ဆးခါးကဲၤဆူၣ်ခါးကဲၤဖိးကွံၣ်ဝှၤအဟံၣ်ဖိးစီၤဖိး; a fomentor of discord, an agitator, ဝှၤထာ်ဆးခါးကဲၤထီၣ်တာ်တပုၤတဖိး, တာ်ဆူၣ်လီၤဆိးက့ၤ, တာ်တထီၣ်တထီၣ်.

In'gense, *n.* တာ်နာ်မုၢ်ဆီၣ်, တာ်နာ်မုၢ်ထာ်ပှၤဆိးကဲၤဝဲထာ်တာ်ထီၣ်ခါးဂီၢ်.

In-gēn'se', *v. t.* to enrage exasperate, provoke, anger, မၤသးဒိၣ်ထီၣ်တာ်နးနး, မၤကီၢ်ထီၣ်တာ်ဆသး.

In-gēn'tive, *a.* inciting, encouraging, ထာ်ဆးဆူၣ်ထီၣ်အဂီၢ်အထီၣ်, ထီၣ်ဟူးထီၣ်ဝဲၤ တာ်ဆသး.

—, *n.* a motive, a spur, a stimulus, တာ်ထာ်ဆးဆူၣ်ထီၣ်သးအဂီၢ်အထီၣ်, တာ်သဆၣ်ထီၣ်သးထာ်တာ်တမံၤမံၤဆပူၤ.

In-gēp'tion, *n.* beginning, commencement, တာ်မၤထီၣ်သီ, တာ်ဒိၣ်ထံး, ထာ်စးထီၣ်ဝဲ.

In-gēr'ti-tūde, *n.* uncertainty, doubt, တာ်သးဒွဲ, တာ်ခွဲတခွဲ, သးဒွဲဒိဝဲ.

In-gēs'sant, *a.* unceasing, ceaseless, continual, perpetual, ထာ်ဆမၤဆသးထီၣ်သီ, တပယှၤစီ, ထာ်ဆတမိကထီၣ်သ့.

In-gēs'sant-ly, *adv.* ထီၣ်သီ, တပယှၤစီ, တပနီၤစီ.

In'gest, *n.* တာ်ဆဲၣ်တဆိးဆၣ်.

In-gēs'tū-oūs, *a.* ထာ်ဆဆဲၣ်ခူၣ်ကဲး, ထာ်ဆဆဲၣ်တဆိးဆၣ်.

Inch, *n.* တာ်ထီၣ်တကလုၣ်ထဲၣ်န့ၢ်တစူၣ်ရၢ်ထဲၣ်တဖဲး; twelve inches, make one foot, တဆဲၣ်ခူၣ်ရၢ်ဒိၣ်မၤကဲထီၣ်တစ့ၣ်.

In'cho-ate, *a.* incipient, ဆၣ်ဆးဖိးတာ်မၤထီၣ်သီ, စးထီၣ်သီ, ထာ်ဆတကဲထီၣ်ဖိးဆၣ်.

In'ci-dence, *n.* a falling on, an accident, a casualty. See INCIDENT.

In'ci-dent, *a.* accidental, casual, fortuitous, ထာ်ဆမၤခေၣ်ဆသး, မၤဖူးဆသး, ဖ်ပဲးတာ်ဆသးတာ်ထာ်တဆာပတက့ၢ်ထီၣ်ဆၣ်မၤဆသး; apt to happen, ညီၣ်န့ၢ်မၤခေၣ်ဆသးဖိးဆဲၣ်န့ၢ်. —, *n.* an accidental event, a circumstance, a chance, an accident, တာ်ဆဝှၢ်အကျိၤ, တာ်ဆမူးဆၣ်ထာ်တက့ၢ်ထီၣ်ဆၣ်မၤဆသး; any e-

vent, a fact, တာ်မၤဆသး; (in law), something dependent on another thing, တာ်ဆၣ်ဆးဖိးတာ်ဆကတဲၤ.

In'ci-dēnt'al, *a.* occasional, accidental, casual, ညီၣ်န့ၢ်မၤဆသးတာ်ခါးတခါးဖိး, မၤဆသးက့ၢ်ခါးက့ၢ်. See INCIDENT.

In-cip'i-ent, *a.* beginning, ထာ်ဆစးထီၣ်သီ, ကမ္ဘီထီၣ်, ဆၣ်ဆးဖိးတာ်ကဲထီၣ်ဆၣ်ထံး.

In-cis'sion, a cut, a gash, တာ်ဆၣ်တူၣ်, တာ်ကူးတူၣ်.

In-ci'sor, a cutter, ဖိး; a foretooth which cuts or bites, ခဲဖိ, ခဲန့ၢ်.

In-cite', *v. t.* to stir up, rouse, stimulate, prompt, သဆၣ်ထီၣ်အခဲ, ကမ္ဘီထီၣ်အခဲ, ထီၣ်ဝဲၤဆသး. See EXCITE.

In-ci'sive, *a.* cutting, sharp, acute, ထာ်ဆဝဲၣ်တာ်သ့, ကူးတူၣ်တာ်သ့.

In'ci-vil'i-ty, *n.* impoliteness, unmannerliness, rudeness, တာ်မၤတပုၤတထီၣ်, တာ်မၤတရီတပုၤ, တာ်တပးကဲၤဝှၤဂၤဖိးအကြးဆဆၣ်အသိး.

In-clēm'en-gy, *n.* unmercifulness, harshness, severity. See INCLEMENT.

In-clēm'ent, *a.* not mild, not gentle, unmerciful, severe, harsh, ဆၣ်ဆးဖိးတာ်မၤဆူၣ်မၤဖိး, သူၣ်ခူၤသးခူၤတမိၣ်, တာ်ဝဲသးခူၤတမိၣ်; stormy, boisterous, rough, ဆၣ်ဆးဖိးတာ်ဆူၣ်တတူၣ်တတူၣ်; as, inclement weather, တာ်ထဲခူၤ, ကထံၤထဲတတူၣ်တတူၣ်.

In-clin'a-ble, *a.* လီၤဝဲၣ်ထာ်ဆဆၣ်အသး.

In'cli-nā'tion, *n.* a leaning, natural bent, disposition, proneness, bias, သးညီၣ်န့ၢ်တာ်, သးအလှၢ်အထီၣ်; affection, regard, attachment, တာ်သးအိၣ်, တာ်ဆဲၣ်တာ်က့ၢ်, တာ်ဆဲၣ်ဖိး.

In-cline', *v. t.* to lean, တအိၣ်ထူၣ်ကထံၣ်, တစူ, လီၤတခဲလီၤတခဲ, ဒွဲ, to be disposed, သးအိၣ်အိၣ်ဖိန့ၢ်, ထၣ်သးအိၣ်ဖိန့ၢ်; to desire, ဒိၣ်န့ၢ်, သာ်န့ၢ်, ထၣ်အသး. —, *v. t.* to cause to lean, မၤတစူ, မၤအိၣ်ထီၣ်ထူၣ်ထူၣ်ကထံၣ်တဝှၤ, မၤလီၤတခဲလီၤတခဲ, မၤဒွဲ; to dispose the mind, turn, မၤအိၣ်ထီၣ်ထူၣ်ထူၣ်ကထံၣ်, မၤအိၣ်ထီၣ်ထူၣ်ထူၣ်ကထံၣ်; to bow the head, ဣးလီၤမိၣ်, ဣးလီၤဒိၣ်မိၣ်လီၤဝဲၣ်.

In-clined', *p. a.* လီၤဘဲ; an inclined surface, တာ်

ā, ē, ī, ō, ū, ŷ, long; ä, ē, ĩ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veĭl, tērm; pīque; dōne, fōr,

ဘွဲ့ခံရလိမ့်; an inclined plane, တပ်တပ်ခံရ
 လိမ့်.
In-clōse', *v. t.* to confine on all sides, include,
 စီးတရားဆင်; to surround with a fence,
 encompass, ကရားဆင်,မကေပီး; to shut up,
 as in a box, ဝံးတပ်ဆင်သတပ်တခံပံးအပူ; to
 envelope, cover with a wrapper, စာနှစ်
 ထပ်ထပ်ခံပူ, ဘိဉ်ဆင်သတပ်တခံပံးအပူ;
 to inclose in the mouth, ကမားဆင်.
In-clōs'üre, *n.* a space inclosed, ကပီး,ကပီးက
 ပာ,ကရားပူ,ဂရားပူ; a partition wall, as of a
 house, တပ်ခွင်ဆင်,ဂပီး. See INCLOSE.
In-clūde', *v. t.* to comprise, hold, contain, em-
 brace, ပင်ဆင်ခီးတပ်ဆင်တပ်ခွေ. See INCLOSE.
In-clū'sive, *a.* comprehending, ဆိဉ်ဆင်ပင်ဆင်;
 inclosing, encircling. See INCLOSE.
In-cōg, *adv.* See INCOGNITO.
In-cōg'i-tançe. **In-cōg'i-tan-çy**, *n.* thoughtless-
 ness, တပ်ဆင်ခိဉ်တခိဉ်,တပ်ပလိဝံးတခိဉ်.
In-cōg'ni-to, *a.* or *adv.* unknown, in a dis-
 guise, ပင်လိဆိခိဉ်အသားခိဉ်ပူပူတသွဉ်ညါအိ
 တရ. —, *n.* တပ်မလိဆိအကွပ်အစီး; as, he
 went incognito, လဲလဲတပ်မလိဆိအကွပ်
 အစီးအပူ, အဝဲထဲတပ်မပူတသွဉ်ညါ ထင် အ
 သီး.
In-cōg'ni-za-ble, *a.* လာပကွပ်ခိဉ်ဆင်တန့, ဆင်ဆေးခီး
 တပ်အတဖျါထင်.
In'co-hēr'en-ce, **In'co-hēr'en-çy**, *n.* want of co-
 herence, incongruity, inconsistency.
 See INCOHERENT.
In'co-hēr'ent, *a.* not cohesive, loose, uncon-
 nected, လာအတဖျါထင်; not well connected,
 incongruous, ဆင်ဆေးခီးအဝှ်းအကျိလာအတဖျ
 လိဉ်အသား; not consistent with itself, တခံ
 ခီးတခံတဖျါလိဉ်ခိဉ်အသား; to talk inco-
 herently, ကတိမံ,ကတိမံကတိမံ.
In'com-būs'ti-ble, *a.* လာခွဉ်အူအိဉ်တသ့.
In'cōme, *n.* the gain from business, proper-
 ty &c. revenue, receipts, တပ်လာပန့အိ
 ထိဉ်ပူအံပူန့.
In'com-mēn'su-ra-ble, *a.* having no common
 measure, လာအတပ်ထိဉ်လိတပ်လိဆဲးတခိဉ်,
 လာတပ်ထိဉ်သကြါလိဉ်ခိဉ်အိတခိဉ်.

In'com-mēn'su-rate, *a.* inadequate, insuffi-
 cient, တလာ,တထဲခိဉ်ခိဉ်အလိ,တကြါခိဉ်အလိ.
 See INCOMMENSURABLE.
In'com-mōde', *v. t.* to annoy, disturb, trouble,
 inconvenience, မခိဉ်ခိဉ်တပ်ဆင်အလိ
 ကကီ,မတပ်တပ်တပ်,မတရင်တပ်အလိ.
In'com-mō'di-ōūs, *a.* inconvenient, unsuita-
 ble, အလိအကွဲတရင်; as, an incomodi-
 ous house, ထိဉ် လာပ ထိဉ်ပ ဆိဉ်အလိတရင်;
 troublesome, annoying, လာအမတပ်တပ်ပူ.
In'com-mō'di-ōūs-ness, *n.* inconvenience, un-
 suitability. See INCOMMODIOUS.
In'com-mū'ni-ca-ble, *a.* that cannot be given,
 လာအထွဉ်န့အူပူပူလဲတသ့; that cannot be
 told, လာပခံးဆင်ထဲဆင်ပူပူလဲအန့ပာတသ့.
In'com-mū'ni-ca-tive, *a.* တညိန့ကတိမံတပ်, တ
 ပခဲပူပူလာအတပ်ခိဉ်,ပသံကွပ်အိခိဉ်တကတိ
 လာအိအိထင်.
In'com-mūt'a-ble, *a.* လာပထဲလိတန့,ထဲလိတသ့.
In'com-pāct', **In'com-pāct'ed**, *a.* not solid, တ
 တပ်လိအသား,တတုလိ.
In-cōm'pa-ra-ble, *a.* matchless, peerless, tran-
 scendent, လာပထိဉ်သကြါခိဉ်တပ်လဲတသ့,လိဆိ
 ခိဉ်တပ်,တပ်ထဲခိဉ်ခိဉ်အိတခိဉ်.
In'com-pā-ti-bil'i-ty, *n.* inconsistency, irre-
 concilability. See INCOMPATIBLE.
In'com-pāt'i-ble, *a.* inconsistent, incongru-
 ous, dissimilar, ချလိဉ်ခိဉ်တသ့,တပ်လိဉ်
 တသ့.
In-cōm'pe-tençe, **In-cōm'pe-ten-çy**, *n.* See IN-
 COMPETENT.
In-cōm'pe-ten-t, *a.* insufficient, inadequate, တ
 လာ,တလာတပူ, တအိ; incapable, unable,
 တသ့,တသ့တထင်; not qualified, unfit, တပ်
 သ့ထင်ဆေးခီးတပ်ဆင်တပ်န့တခိဉ်.
In'com-plēte', *a.* imperfect, defective, တလိ
 တပ်လိဆဲး,တလာတပူ; to do imperfectly,
 မတပ်ခိဉ်ခိဉ်ခိဉ်ခိဉ်; unfinished, တဝံးခိဉ်,တ
 ဝံးခိဉ်လိတပ်လိဆဲးထင်.
In'com-plēte'ness, *n.* imperfectness, defec-
 tiveness. See INCOMPLETE.
In-cōm'pre-hēn'si-bil'i-ty, **In-cōm'pre-hēn'si-**

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; ŋ as in linger.

- ble-ness, *n.* inconceivability. See IN-COMPREHENSIBLE.
- In-cōm'pre-hēn'si-ble, *a.* unconceivable, ထာဝရဆီမိဂ်တဘဉ်, ပနာတိတပါဂ်, ထာပုကဉ်ထိထိတတုဂ်ကွဂ်တဖျါ.
- In-cōm'pre-hēn'sion, *n.* တဂ်ဆီကမိဂ်တဘဉ်, တဂ်နဂ်တပါဂ်တသ့.
- In-cōm'pre-hēn'sive, *a.* not extensive, limited, တဂ်ထဲဂ်တမိဂ်တဝဂ်, ပဂ်ဆုဂ် နှစ်ဆုဂ် ထာဝရပုဂ်တကြိဂ်ခါခါဘဉ်; not capable of understanding, နဂ်တပါဂ်သ့ဂ်ညါတသ့ခါခါဘဉ်.
- In'com-press'i-ble, *a.* ထာပုတဂ်ဆင်တသ့, ဆီဂ်တဂ်တနဂ်.
- In'con-ceive'a-ble, *a.* not conceivable, incomprehensible, ထာဝရဆီမိဂ်တသ့; not intelligible, ထာပုနဂ်တပါဂ်တသ့.
- In'con-clū'sive, *a.* ထာပုကတိဂ်တဖျါထီဂ်တဂ်အဂ်ဂ်နဂ်တထာဝရထဉ်အခါ, တဆီပနာဂ်ခါ, တမံသးခါ.
- In'con-gē'ni-al, *a.* unsuitable, uncongenial, ထာပုတဘဉ်လိဂ်, တဆုလိဂ်ဖိလိဂ်ခါအခါ, အထုဂ်အထိဂ်တခါသးလိဂ်အခါ, တခင်သ့ဂ်ခင်သး.
- In'con-gru'i-ty, *n.* inconsistency, impropriety. See INCONGRUOUS.
- In-cōn'gru-ous, *a.* inconsistent, unsuitable, unfit, improper, တဘဉ်လိဂ်ဖိလိဂ်ဘဉ်, တကြားဖိတဂ်အဂါတမံထဉ်.
- In-cōn'se-quent, *a.* illogical, တမိဂ်ထွဲလိဂ်အခါဘဉ်.
- In'con-sid'er-a-ble, *a.* not worthy of notice, unimportant, ကမံဂ်, ဆံးကိဂ်ဖိဂ်, အထွေးတမိဂ်ဘဉ်; small, trivial, မဲးကထိဂ်မဲးကထိဂ်, ကမံကမံ; as, it rains a little, တဂ်ထဲစူကမံကမံ; an inconsiderable person, ဖိနုဆာ, ဂုဂ်ထဲဆီဂ်နုဆာ, ဂုဂ်ဆီဂ်.
- In'con-sid'er-ate, *a.* thoughtless, heedless, indiscreet, rash, hasty, တဆီမိဂ်ဆီမိတဂ်, တပလိဂ်သး; an inconsiderate person, ဂုထာပုတဆီမိကမိဂ်ဆီမိတဂ်, ဂုထာပုကထိ, ဂုထာပုလိတဂ်လိဆဲး, ဂုမာနုဂ်တဂ်, ဂုမာကဉ်ကဉ်တဂ်.
- In'con-sid'er-ā'tion, *n.* thoughtlessness, heedlessness. See INCONSIDERATE.
- In'con-sist'ent, *a.* incompatible, discordant, not consistent, တဂုထဉ်, တကြားဖိတဂ်ထဲတဂ်

- နုထဉ်; not uniform, တဆုလိဂ်ဘဉ်, တဘဉ်လိဂ်ထဉ်, တခါသးလိဂ်.
- In-con-sol'a-ble, *a.* ပမာနုထီဂ်ကုဂ်အသးထသ့, သးမုဂ်ထီဂ်ကုဂ်ထသ့ထာတဂ်နီတမံ.
- In-cōn'stan-cy, *n.* mutability, fickleness. See INCONSTANT.
- In-cōn'stant, *a.* mutable, fickle, unstable, တမာပသးထီဘိဘဉ်, တထီခင်ထီကျါဘဉ်; an inconstant mind, changeable, သးတဂါတကျါ, သးကမိကမိသ့.
- In'con-sūm'a-ble, *a.* that cannot be burnt up, ထာမုဂ်ဆုထီဂ်ထာဝရကွဂ်တသ့; that cannot perish, ထာပုတဂ်လိကွဂ်တပါမံကွဂ်တသ့.
- In'con-tēst'a-ble, *a.* undeniable, indisputable, unquestionable, ထာပုဂုဂ်လိဂ်တသ့, ဂုဂ်လိဂ်တဂ်အထီဂ်တမိဂ်.
- In'con-tig'ū-ous, *a.* separate, not adjoining, တသ့လိဂ်, တမံသ့လိဂ်, ဖိစူလိဂ်.
- In-cōn'ti-nence, In-cōn'ti-nen-cy, *n.* lewdness. See INCONTINENT.
- In-cōn'ti-nent, *a.* ထာပုကတိဂ်အသးတထဲ; not restraining carnal lusts, lustful, unchaste, lewd, ခင်ဘိးခင်ဘိးတဂ်, ကိဂ်အသးတထဲ, သးကတဂ်မာ, သးကထုဂ်ကထီတဂ်.
- In-cōn'tro-vert'i-ble, *a.* indisputable, unquestionable, ထာပုဂုဂ်လိဂ်ထီတသ့, ပကတိဂ်ပသးဂိထီတသ့, ဂုဂ်လိဂ်တဂ်လိဂ်တမိဂ်.
- In'con-vēn'ience, In'con-vēn'ien-cy, *n.* unsuitableness, disadvantage, annoyance. See INCONVENIENT.
- In'con-vēn'ient, *a.* not convenient, unfit, unsuitable, disadvantageous, တကြားဘဉ်, တခင်ထာပုဂိဂ်, တထဉ်ထဉ်အထီဂ်အထဲတဂ်, ထဉ်ဆးဖိမာတိဂ်တဂ်. See INCOMMODIOUS.
- In'con-vert'i-ble, *a.* intransmutable, ထာပုထဲလိဂ်တသ့, ပမာကထီဂ်တမံခင်တသ့.
- In-cōr'po-rate, *v. t.* to mix, ထီဆုဂ်, ခ်ဆုဂ်, ဆါဆုဂ်; to unite in one body, ပဂ်ဆုဂ်တဂ်ဖိခူးကထီဂ်ထဲထာတဂ်တမံဂိ.
- In'cōr-po-rā'tion, *n.* တဂ်ပဂ်မိဂ်တဂ်ဆါခါဖိခူးကထီဂ်ထဲထာတဂ်တပုထီ. See INCORPORATE.
- In'cor-pō're-al, *a.* immaterial, bodiless, spiritual, ထာပုနီဂ်တမိဂ်, အသးအထဉ်တမိဂ်.

ā, ē, ī, ō, ū, ū, long; ä, ë, ï, ö, ü, ŷ, short; cāre, fār, lāst, fall, whā; thēre, veīl, tērm; pīque; dōne, fōr,

In'cus, n. Anat. ဗိမိတကလွင်ထာအသင်္ဃာတိဗိဒ္ဓိနိဒ္ဓါ
In-dart', v. t. to dart or strike in, ဆဲးဖျိနှင်, ဝိ
 နှင်.
In-dēbt'ed (in-dēt'ed), a. beholden, နှိုက်ကျိုး;
 being in debt, အကမာ်အိန်ဂွံးထံ့ဂွံးန့ၤ.
In-dēbt'ed-ness' n. တံၢ်ဒုန်ထီၣ်ကမာ်ထီၣ်, တံၢ်နှိုက်ကျိုး
 နှိုက်ဖျိ.
In-dē'cence, In-dē'cen-cy, n. indelicacy im-
 modesty, obscenity. See INDECENT.
In-dē'cent, a. not becoming, indecorous, un-
 seemly, တကြားတသင်, တလီၤဒိလီၤဂံၢ်တံၢ်;
 immodest in language or manners, un-
 chaste, lewd, obscene, ကထံးကစီၣ်, ထာအပၣ်
 ကလီၢ်အသးကထံးကစီၣ်.
In-dē'cent-ly, adv. ကလီၢ်ကထံး, ကလီၢ်ကထံး;
 to be-
 have or speak indecently, မၤအသးကထံး
 ကစီၣ်.
In'de-cis'ion, n. a wavering, irresolution, သး
 တဂံၢ်တကျါ, သးခိၣ်ခိၣ်, တံၢ်ကတိၣ်ဗုပသး, တံၢ်သး
 ခုဖိ.
In'de-ci'sive, a. not settling or determining,
 တဂံၢ်တကျါ, တလီၤတံၢ်လီၤဆဲး, တပံၤတဲ, ခိန်ညိၣ်
 တပံၤတဲ; wavering, irresolute, vacillat-
 ing, သးခိၣ်ခိၣ်, သးတဂံၢ်တကျါ, သးခုဖိ.
In'de-co'rūs, a. unbecoming, unseemly, rude,
 ထာအမၤအသးကလီၢ်ကထံး, တပံၤတဲ, တကြားဝဲ.
In'de-co'rum, n. impropriety, indecorous-
 ness. See INDECORUS.
In-deed', adv. in truth, in fact, ဝှံၣ်သ့ၣ်, ဝှံၣ်သး,
 သ့ၣ်တံၢ်, ဟါမၤ. —, *int.* ဝှံၣ်ကိးခါ, ဝှံၣ်ဒါ.
In'de-fat'i-ga-ble, a. unwearied, untiring, as-
 siduous, ထာတံၢ်သ့ၣ်အသးကီ, တံၢ်သ့ၣ်သးတသ့.
In'de-fat'i-ga-bly, adv. မၤတံၢ်ကြးကြး, ကြီးကြီး, တ
 ထီၣ်သ့ၣ်အိန်ကတိၣ်တံၢ်.
In'de-fēa'si-ble, a. not to be defeated, ထာအ
 မၤလီၤတုၣ်တသ့, မၤကခိၣ်ကခါတသ့, မၤဟးဂီၤတသ့.
In'de-fēct'i-ble, a. unfailing, ထာအဟးဂီၤတသ့, ဝှံၣ်
 ဝှံၣ်တံၢ်ထီၣ်.
In'de-fēn'si-ble, a. that cannot be defended,
 ထာအကြိၣ်ဆင်အုၣ်အခါတသ့; that cannot be
 vindicated, unjustifiable, ထာပကထီၣ်ပုၤ
 မိးတံၢ်ကမာ်တသ့.

In'de-fin'a-ble, a. အကုၢ်အဂီၤ, အကုၢ်အကျိၤတဖျါလီၤ
 တံၢ်လီၤဆဲးတင်သးမိးပထတသ့ကစီၣ်တင်.
In-dēff'i-nite, a. not limited or defined, inde-
 terminate, ဆဲးဖျိဆဲးအါတဖျါတင်; incalcula-
 ble, ထာပုၤဂံၢ်ထသ့ၣ်တသ့; not precise, un-
 certain, တလီၤတံၢ်လီၤဆဲးတင်, ကစီၣ်ထံး.
In-dēl'i-ble, a. not to be blotted out, ထာအစဲသ့
 ဆင်တံၢ်ကျါ, မၤတုၤပကြိၣ်ကွံၣ်မၤဟါမာ်ကွံၣ်တသ့.
In-dēl'i-ca-gy, n. coarseness of manners or
 language. See INDELICATE.
In-dēl'i-cate, a. impolite, uncivil, rude, တပံ
 တထး; approaching to indecency, inde-
 cent, gross, တင်သးမိးထုထံးဘိသ့ၣ်, လီၤဂံၢ်တံၢ်
 ကထံးကစီၣ်.
In-dēm'ni-fi-cā'tion, n. See INDEMNIFY.
In-dēm'ni-fy, v. t. to make good, reimburse,
 ဟ့ၣ်ကုၢ်တံၢ်ထာတံၢ်ဟါမာ်ထာဂီၤဝဲအဆိ.
In-dēm'ni-ty, n. that which is given to make
 good a loss, remuneration, compensa-
 tion, တံၢ်ဟ့ၣ်ထာတံၢ်ဟါမာ်ထာဂီၤဝဲအဆိ; secu-
 rity against loss, damage or penalty,
 တံၢ်အုၣ်ခိၣ်အသးထာတံၢ်ပုၤလီၤမာ်ဝဲမိးကစီၣ်
 ကုၢ်ထာထာပုၤ.
In-dēnt', v. t. to notch the margin of, as a
 row of teeth, jag, တံၢ်ကံၢ်ကံၢ်ကံၢ်, တံၢ်ကုၢ်
 ကိၣ်တံၢ်ထသ့ၣ်; to make a dent, မၤလီၤဆော့
 တံၢ်; to secure by a written engagement,
 ထံၣ်ကွဲးနီၣ်ဆင်တံၢ်အဝှံၣ်တပံၤတဲတပံၤ ထာပုၤ
 အာၣ်
 လီၤဆီလီၤလိၣ်အသးထံးတံၢ်ဝှံၣ်လိၣ်သ့တဲ
 ထီၣ် အ
 ဝှံၣ်. —, *n.* တံၢ်လီၤဟ့ၣ်, တံၢ်လီၤဆော့.
In-dēnt'ed, p. a. cut in the edge like teeth,
 လီၤဟ့ၣ်လီၤဖျိ, လီၤကလီၤလီၤကစီၣ်; bound out
 by indenture, ထာအဟ့ၣ်ထံၣ်ကွဲးနီၣ်ပၣ်
 အသး
 ထာအကဲအသ့ပုၤအဆာအကတိၣ်ပုၤထံၣ်
 ထာ
 တံၢ်တပံၤတဲအဆိ.
In'den-tā'tion, n. a notch, a cut in the mar-
 gin of, တံၢ်လီၤဟ့ၣ်, တံၢ်လီၤဆော့.
In-dēnt'ūre, n. ထံၣ်ကွဲးနီၣ်ဆင်တံၢ်အဝှံၣ်
 အဝှံၣ်တပံၤတဲ
 ထံးတံၢ်ဝှံၣ်လိၣ်သ့တဲထီၣ်တဝှံၣ်
 အဝှံၣ်. —, *v. t.*
 See INDENT.
In'de-pēnd'ence, n. See INDEPENDENT.
In'de-pēnd'ent, a. not dependent, not sub-
 ordinate, free, unconstrained, တသနီၣ်သ

á, ē, í, ó, ū, ŷ, long; ă, ě, ĭ, ǒ, ů, ŷ, short; cáre, fār, lást, fáll, whát; thère, veíl, térm; píque; dóne, fòr,

နုထီၣ်အသးထောပှၢနီတဂၢ, တဒိးပၢအသးထောပှၢဂၢ ထၣ်.—, *n.* တၢ်လၢအတသန့ၣ်သနုထီၣ်အသး ထၢတၢ်အဂၢထၣ်; —*Eccl.* တၢ်အိၣ်ဒိၣ်တကရၢ ထၢအစံၣ်ညီၣ်ပိတုတၢ်အမူးအရၣ်ဒၣ်ဝဲ, တသနုထီၣ်အသးထောပှၢဂၢထၣ်.

In'de-scrib'a-ble, *a.* ထၢပထဲၣ်တၢ်ထီၣ်အရၢၣ်လီၤတၢ်လီၤဆဲးတသ့.

In'de-struct'i-ble, *a.* ထၢအတၢ်ပၢတၢ်ပၢတၢ်ပၢတသ့.

In'de-ter'm'in-ate, *a.* indefinite, ထၢအဆၢတနီၤဖးအသးလီၤတၢ်လီၤဆဲးတၢ်; not precise, တလီၤတၢ်လီၤဆဲးတၢ်.

In'de-vo'tion, *n.* impiety, irreligion, တၢ်အဲၣ်တၢ်ကွံတအိၣ်, တၢ်အဲၣ်ယွၤကွံယွၤတအိၣ်, တၢ်ယူးထီၣ်တအိၣ်.

In'dex, *n.* that which points out, တၢ်ဒူးဒဲၣ်တၢ်ထီၣ်တၢ်; a table of references to the contents of a book, အတပၢးထၢအဒူးဒဲၣ်ထီၣ်တၢ်ထီၣ်ထံၣ်အရၢၣ်အကျိၤ; —of a watch, န့ၣ်ရံၣ်အစူထၢအဒဲၣ်တၢ်န့ၣ်ရံၣ်အဆၢအကတီၢ်.

In'dex-ter'i-ty, *n.* တၢ်မၤတၢ်တပှၢတၢ်တၢ်တၢ်, တၢ်မၤတၢ်တပှၢတၢ်တၢ်တၢ်.

In'dian, *n.* ပှၢထံၣ်ဒွၢမိ; East Indian, ပှၢထံၣ်ဒွၢမိထၣ်ပးဒီးရၢထီၣ်တမိ; West Indian, ပှၢထံၣ်ဒွၢမိထၣ်ပးဒီးရၢန့ၣ်တမိ; an original native of the continent of America, ပှၢထူထံၣ်မိ, ပှၢထၢအအိၣ်ဝဲဆိးဝဲလၢကီၢ်အမ့ၢ်ရကၢအပှၢထၢထီၣ်တၢ်.—, *a.* pertaining to the aborigines of America, ထၣ်ပးပှၢထူထံၣ်မိထၢအအိၣ်ထၢကီၢ်အမ့ၢ်ရကၢအပှၢထၢထီၣ်တၢ်.

In'dian-corn, *n.* ဘူခူ. See MAIZE.

In'dia-rüb'ber, *n.* (ထံၣ်ဒွၢရၢးတၢ်,) တၢ်ထူးတကလုၣ်ထၢပထူးထူၣ်ထီၣ်အိၣ်သ့, ပှၢသ့ဝဲလၢအကမ့ၢ်တၢ်ခါမံၤအစီၢ်.

In'di-cant, *a.* See INDICATE. —, *n.* *Med.* တၢ်ထၢအဒဲၣ်တၢ်ထီၣ်တၢ်ခါအကလုၣ်.

In'di-cäte, *v. t.* to point out, show, mark, ဒူးဒဲၣ်တၢ်ထီၣ်, ဒူးသ့ၣ်ညါ.

In'di-cä'tion, *n.* that which points out, a mark, a sign, a symptom, တၢ်ထၢအဒူးသ့ၣ်ညါ, ဒူးဒဲၣ်တၢ်ထီၣ်.

In-dic'a-tive, *a.* pointing out, ထၢအဒူးဒဲၣ်တၢ်, ထ့ၣ်သ့ၣ်ညါတၢ်ဒိၣ်ဒိၣ်ဆဲးဆဲး.

In-dict' (in-dit'), *v. t.* to charge with crime

in due form of law, ပၣ်ထီၣ်တၢ်ကမၣ်ထၢပှၢအလီၤ, လီၤကွီၢ်ထၢပှၢ.

In-dict'a-ble (in-dit'a-ble), *a.* liable to indictment, ထၣ်ပးဒီးတၢ်ကမၣ်ထၢအကြၢးတၢ်ခံၣ်ညီၣ်လၢရူပှၢ, တၢ်ကမၣ်ထၢအကြၢးဒီးလီၤကွီၢ်.

In'dictee' (in'di-tee'), *n.* ပှၢထၢအဒိးတၢ်ပၣ်တၢ်ကမၣ်ထၢအလီၤ.

In-dict'er (in-dit'er), *n.* ပှၢထၢအပၣ်ထီၣ်တၢ်ကမၣ်ထၢပှၢဂၢအလီၤ.

In-dic'tion, *n.* တၢ်အလှၢအထီၣ်သၢပှၢထၢပဒိၣ်ဒိၣ်ပၢခံၣ်ညီၣ်ပှၢထံၣ်မိကီၢ်မိထၣ်ထ့ၣ်သ့တန့ၣ်တန့ၣ်ပှၢထံၣ်ပှၢထၢအန့ၣ် ၁၅ န့ၣ်အကတီၢ်.

In-dict'ment, *n.* an accusation, ထံၣ်ဆိးတၢ်တတ့ၣ်ထၢပှၢလီၤတၢ်လီၤကွီၢ်ထၢပှၢတဂၢ ဒီးပၣ်တၢ်ကမၣ်ထၢအလီၤအံၤဒ်န့ၢ်.

In-dif'fer-ence, *n.* carelessness, unconcern, apathy. See INDIFFERENT.

In-dif'fer-ent, *a.* impartial, unbiassed, neutral in feeling, without choice, သးအိၣ်ခံမိလၢၣ်, တလီၤဆီထၣ်; of no account, of no consequence, ထၢအတူးတအိၣ်; ordinary, not excellent, တဂ့ၢ်န့ၢ်တၢ်အဂၢထၣ်, တဂ့ၢ်လီၤဆီဒၣ်တၢ်နီတမဲး.

In-dif'fer-ent-ly, *adv.* တလီၤဆီဒၣ်တၢ်တၢ်, တကျၢမနုၤထၣ်; as, to speak indifferently, ကထီၣ်တၢ်ကမိထံၣ်မိ, တကျၢမနုၤထၣ်; he worked indifferently, အဝဲမၤတၢ်တလီၤဆီဒၣ်တၢ်တၢ်, ဂ့ၢ်ထၣ်ဒးဒီး; I look on death indifferently, ထတပၣ်ကဲတၢ်သံထၢအမ့ၢ်တၢ်လီၤဆီဒၣ်တၢ်တၢ်.

In'di-gence, *n.* See INDIGENT.

In-dig'e-nous, *a.* ထၣ်ပးဒီးတၢ်လၢအကဲထီၣ်ထီၣ်ထီၣ်ဝဲအလီၤထၢအကြၢးအထၣ်, တထၣ်တၢ်ထဲမိၣ်အိၣ်ထၢကီၢ်အဂၢ.

In'di-gent, *a.* poor, needy, destitute, အဖျိၣ်အလၢၣ်; an indigent class of people, ပှၢထၢအထူၢ်ဖျိၣ်ကီၤဖျိၣ်တၢ်, ပှၢအဖျိၣ်အလၢၣ်.

In'di-gëst'ed, *a.* not distributed into classes, တနီၤဖးဒိးတၢ်အဆၢဒီးတပၣ်ဆုၣ်ဒိးဘၢတကလုၣ်ဒိးထကလုၣ်ဒိးထၣ်; not concocted in the stomach, undigested, ထၢအတဘျးဒိးထၢတၢ်ကမ့ၢ်ပှၢဒိးတၢ်; not well considered, crude, တမိကမိၣ်ဆိကမးကမိဒိးထၣ်.

do, wolf; fûrl, rüde, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; n as in linger.

Īn-dī-gĕst'i-ble, *a.* not digestible, ထင်စားမိတော်
 အိပ်ထားအဆွဲတသ့တည်း; not to be borne, ထာ
 ပတူတကဲခိန်တကဲ.
Īn-dī-gĕs'tion, *n.* dyspepsia, တာ်ဆါကဲထိန်ဝဲထာ
 တာ်အိန်တာ်အိတဘျူးတင်အဆိ.
In-dig'nant, *a.* wrathful, angry, သးထိန်,သးမိန်
 ထိန်; affected with anger and disdain,
 အိန်ဒီးသးထိန်ထာ်တပ်မိန်အသးခပ်ဝဲ ဒီး တပ် ကဲ
 ပှါဂါထာ်တန်တမံထေန်, အိန်ဒီးသးထိန် ထီ စုန် ဒီး
 ကွာ်ကပတော်.
Īn'dig-nā'tion, *n.* anger, ire, wrath. See IN-
 DIGNANT.
In-dig'ni-tĕy, *n.* an insult, an affront, တာ်ဒုန်ဒွန်
 တာ်, တာ်မတေဂီတပါတာ်, ထာ်မဆဲးထီဂှေထီထာ်
 လာကပိ.
Īn'di-go, *n.* မဲဒဲန်, *ဒိန်ထီ.
Īn'di-rĕct', *a.* not straight, အကွန်,အကူ,ကွန်ကိန်,
 တဘျူးတည်း; not direct to the point, မိန်တ
 ထီ,ဒွခံ,ဒွခံဒိန်ထီ; circuitous, ကွန်ကွဲ,တစာ်
 ဆာတည်း,တလီထေန်.
Īn'dis-cĕrn'i-ble, *a.* not discoverable, တဖျါတည်း,
 ကွာ်တထံတည်း,ထာ်ပထံတသ့တည်း.
Īn'dis-creet', *a.* thoughtless, rash, imprudent,
 hasty, တပထီအသး, တဆိကမိန်တာ်ကစီဒီ တည်း,
 ထာ်အမာနာ်မိတော်.
Īn'dis-crĕ'tion, *n.* imprudence, rashness. See
 INDISCREET.
Īn'dis-crim'i-nate, *a.* confused, promiscuous,
 ထာ်ပနီဒီးဝဲဒီးအဆာတဒါထာ်ကစီဒီတည်း.
Īn'dis-pĕn'sa-ble, *a.* necessary, essential,
 needful, ထာ်ပကြားသူအိ, ဝှာ်တသူတည်းဒီး တကဲ
 ထိန်တာ်တည်း.
Īn'dis-pōse', *v. t.* to make unfit, disqualify,
 မတော်မိတတည်းအသးအသီး; to disincline, မ
 တးဂီပှါအသးထာ်တန်အံထာ်နူအပှါ; to disorder
 slightly, မတးဂီထာ်တဆဲးတကွာ်;—
 towards, မဒ်သီးအသးသူတအိန်ဒီးအိတဂှေ.
In-dīs'po-si'tion, *n.* a slight sickness, တာ်ဆါ
 တင်းတင်းဒီး,အသးတအိန်ဒီးအိထေန်; aversion,
 disinclination. See also INDISPOSE.
In-dīs'pu-ta-ble, *a.* incontestable, undeniable,
 certain, positive, ထာ်ပဝှာ်ထီဒ်အိန်အိထေန်
 တအိန်တည်း.

In-dīs'so-lu-ble, *a.* indissolvable, that cannot
 be liquified, insoluble, ထာ်ပဆါစုန်ကဲထိန်
 အိထေန်ထာ်ထံထသ့; not separable in its
 parts, inseparable, ထာ်အထီပှါထီဂြါတသ့,
 ထီ,စုန်ထီဒီးတသ့, ထီကထဲတသ့တည်း; that can-
 not be loosed or broken, ထုန်ပှူးတသ့,ထီ
 ဖှုန်ထသ့,ပပ်မာ်ကွန်တသ့
Īn'dis-tinct', *a.* not plainly distinguished, un-
 definable, undistinguishable, တလီဆီက
 စီဒီတည်း,တဖျါထီထာ်ထီဆဲးတည်း; not clear, con-
 fused, obscure, vague, တဖျါတဝာ်တည်း, ဖျါ
 ကမ္ဘာ်ကမ္ဘာ်မိ,ဖျါကမ္ဘာ်ကမ္ဘာ်မိ; heavy, indis-
 tinct, as sound, သိန်ကတူကတူ.
Īn'dis-tinct'ly, *adv.* to see——, ထံတော် တဖျါ,
 ကမ္ဘာ်ကမ္ဘာ်, or, ကမ္ဘာ်ကမ္ဘာ်,ထံတော်ကထိန်ကထု,ထံ
 တာ်စီဖှိစီဖှိမုန်; indistinctly visible, ဖျါဒဲး
 ဂါမိ.
Īn'dis-tinct'ness, *n.* confusion, uncertainty.
 See INDISTINCT.
Īn'dis-tin'guish-a-ble, *a.* ထာ်ပနီဒီးအဆာတသ့, အ
 ထီဆီဒီးထာ်ဂါဒ်အံဒ်နူအဖျါ.
In-dite', *v. t.* to compose writing, တုထံ; to
 dictate to an amanuensis, ထဲထာ်ထာ်ပှါလွဲ
 ထံတဂါတည်းကွဲဝဲဒ်အံဒ်နူအဝှာ်.
Īn'dī-vid'ū-al, *a.* single, one, တဂါ.—, *n.* a
 person, ပှါတဂါ.
Īn'dī-vid'ū-āl'i-ty, *n.* state of oneness, distinc-
 tive character, တာ်အိန်ကနာ်ကနာ်,ထာ်တတည်း
 ဆးထီဒ်အသး,အိန်တဂါတပှါတဂါတပှါစုန်စုန်.
Īn'dī-vīs'i-bil'i-ty, *n.* See INDIVISIBLE.
Īn'dī-vīs'i-ble, *a.* inseparable, ထာ်ပစါထီဒီးအိ
 တသ့,မာ်သုန်ဒဲးဝဲဒီးတသ့.
In-dōc'ile, *a.* not easily taught, dull, ထာ်အမာ
 ထီထာ်နုဂီထီ, မာ်ထီနုဂီထီထာ်တသ့ညီ; not easily
 disciplined, intractable, သိန်ကွာ်ထီကွာ်ထာ်
 ဖီကနုဂီထီ,နုဂီကွာ်,ထာ်ပသိန်ထီတနုဂီ.
Īn'do-cil'i-ty, *n.* untractableness. See INDOC-
 ILE.
In-dōc'tri-nāte, *v. t.* သိန်ကွာ်ထီကွာ်ထာ်,ဂူးသုန်ညါနု
 ဝါထာ်သိန်ထာ်ထီ.
Īn'do-lence, **Īn'do-len-gey**, *n.* idleness, laziness.
 See INDOLENT.
Īn'do-lent, *a.* idle, lazy, sluggish, ကာ်, ဝဲသး

a, ē, i, o, ū, y, long; ä, é, ĩ, ö, ü, y, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

- ကာၣ်,တံးတံၢ် မၤ တၢ် ဘၣ်.—, *adv.* သကွဲး, ဝိၣ်သကွဲး, ဝိၣ်ခိၣ်ခိၣ်, ကာၣ်သကွဲး.
- In-dōm'i-ta-ble, *a.* untamable, invincible, ထၢပမၤနၤမၤစၢ်တသ့; *as*, an indomitable will, သးဆူၣ်တုၤမၤနၤမၤစၢ်တၢ်, ဣၤမၤတံၢ်တံၢ် တသ့, ဝိၣ်လီၤအသးတသ့.
- In-dōrse', *v. t.* to write upon the back-of, *as* a note or other paper, ကွဲးလီၤအဝံၤထၢဝဲၣ်စ့ၣ်တုၤ, ထီၣ်တုၤခိၣ်အသးတုၤတုၤလီၤ; *to* sanction, agree to, အၢၣ်လီၤအိၣ်လီၤအသးထၢတၢ်တံၢ်.
- In-dōrse'ment, *n.* 'sanction, agreement, that which is indorsed, တၢ်ကွဲးလီၤအဝံၤထၢဝဲၣ်စ့ၣ်တုၤခိၣ်အသးလီၤ. See **INDORSE**.
- In-dū'bi-ta-ble, *a.* unquestionable, evident, undeniable, ထၢသးဒုဒိဒိတသ့, တၢ်တၢ်အလီၤတဖၣ်.
- In-dūce', *v. t.* to prevail on, incite, influence, သဆၣ်ထီၣ်အဝံၤ, ထီၣ်ဝဲၤအသးခိၣ်သိးအကမၤ တၢ် အံၤတၢ်န့ၤ, ဒုးမၤပုၤထၢတၢ်အံၤတၢ်န့ၤ; *to* cause, effect, ဒုးထီၣ်တၢ်; *as*, extreme fatigue often induces fever, တၢ်ဘွဲးအသးနးကဲၣ်မိးညီန့ၤဒုးထီၣ်တၢ်ညၣ်မိၢ်, တၢ်လီၤကိၢ်.
- In-dūce'ment, *n.* that which induces, a motive, a reason, တၢ်သဆၣ်ထီၣ်တုၤအဝံၤ, တၢ်ထီၣ်ဝဲၤပုၤအသးခိၣ်အကမၤတၢ်ခိၣ်အံၤန့ၤ, တၢ်ဒုးမၤပုၤ ထၢတၢ်အံၤတၢ်န့ၤ.
- In-dūct', *v. t.* to bring in, introduce, ဆွၢ်န့ၣ်ပုၤထၢလီၤတပူၤပူၤ, ပၣ်ထီၣ်ပုၤထၢလီၤတပူၤပူၤ.
- In-dūc'tion, *n.* that which leads to the attainment of science, တၢ်ထၢအဆွၢ်န့ၣ်ပုၤဆူတၢ်သ့ၣ်ညါတမံၤအပူၤ. See **INDUCT**.
- In-dūct'ive, *a.* ဘၣ်ဘးမိး induction; ထီၣ်သကြိတၢ်ဆၣ်အဝိၣ်ထၢအသ့ၣ်ညါဝဲၣ်သိးကနၢ်ပၢၢ်ထီၣ်တုၤတၢ်ထၢအတသ့ၣ်ညါခိးဘၣ်ဝဲၣ်တမံၤအကိၢ်.
- In-dūe', *v. t.* to endow, supply, ထုၣ်အမိအကမိ, ထုၣ်အခွဲး, ထုၣ်အလီၤအကွဲးသိးအမၤတၢ်အံၤတၢ်န့ၤကသ့. See **ENDOW**.
- In-dūl'gē', *v. t.* to gratify, humor, favor, ဒုးမၤ, ဒုးထၢပုၤဝဲၣ်အသး, တကြိပုၤထၢအကမၤခိၣ်အံၤန့ၤထီၣ်, ထုၣ်အခွဲး; *to* give way to, ခုၣ်လၢဝဲထၢတၢ်အံၤတၢ်န့ၤအပူၤ, တကီၤအသး.
- In-dūl'gēnce, In-dūl'gen-cy, *n.* forbearance of

- restraint, တၢ်ခုၣ်ထၢထၢတၢ်အံၤတၢ်န့ၤအပူၤ, တၢ်ထၢအသးခိၣ်ဝဲ. See **INDULGE**.
- In-dūl'gēnt, *a.* compliant, mild, favorable, ဣန့ၢ်ထုၣ်အခွဲးထၢပုၤဂၤခိၣ်အကမၤဝဲၣ်အသး, တညီန့ၢ်ကြိအိၤထၢအကမၤတၢ်အံၤတၢ်န့ၤန့ၣ်ဘၣ်, ပုၤမၤဝဲ.
- In'du-rāte, *v. i.* to harden, မိ, မိမိး, မိမိမိး, ဟိ, ကိ, မိၢ်မ့. —, *v. t.* to make hard, မၤကိၤကနးတၢ်, မၤကိၢ်မ့တၢ်, &c.
- In'dū-rate, *a.* hardened, not soft, ကိၤ, ကိၢ်မ့; unfeeling, obdurate. See **OBDURATE**.
- In'du-rā'tion, *n.* hardness, obduracy, an indurated spot in the flesh, တၢ်ထၢအထီၣ်ဟိ, တၢ်ထီၣ်မိၣ်ထီၣ်ဟိ. See **INDURATE**.
- In'dūs'tri-al, *a.* ထၣ်ဘးမိးတၢ်ခိးတၢ်မၤ; *as*, an industrial school, တၢ်မၤလိတၢ်ခိးတၢ်မၤအကတုၣ်ကတုၣ်.
- In-dūs'tri-ōus, *a.* diligent, laborious, assiduous, ခု, ခုမၤတၢ်ခိးတၢ်, တၢ်ဝဲသးကၢၣ်တဖၣ်.
- In'dus'try, *n.* diligence, laboriousness, တၢ်ခုမၤတၢ်ခိးတၢ်, တၢ်ကွဲးစၢးမၤတၢ်, တၢ်သကွဲးတဖၣ်တၢ်.
- In'dwēll-ing, *a.* ထၢအခိၣ်ဝဲမိးဝဲလၢတၢ်အပူၤ.
- In-ē'bri-āte, *v. t.* to intoxicate, ဒုးအိမ့ၤတၢ်.
- In-ē'bri-ate, *n.* a drunkard, ပုၤထၢအညီန့ၢ်အိမ့ၤအသးထၢသိးဖိမ့ၤဖိ. —, *a.* intoxicated, drunken, မ့ၤထၢတၢ်အိသိးအမိ.
- In-ē'bri-ā'tion, In-ē-brī'e-ty, *n.* drunkenness, intoxication. See **INEBRIATE**.
- In-ēf'fa-ble, *a.* unutterable, unspeakable, ထၣ်ဘးမိးတၢ်ထၢပုၤကတိၤတသ့ဝဲတဘၣ်; *as*, the ineffable joys of Heaven, တၢ်သးခုထၣ်ဘးမိးမ့မိၣ်မိၣ်တုၤခိၣ်ထဲၣ်ပထဲၣ်ဖျါအိၤတသ့.
- In'ēf-fāc'e'a-ble, *a.* ထၢပထၣ်ကွဲၣ်မၤတၢ်မၤကွဲၣ်တသ့.
- In'ēf-fēc'tive, *a.* ineffectual, inefficacious, inefficient, useless, vain, မၤသကွဲးအစု, မၤကတုလု, အဘျးတဖၣ်.
- In-ēf'fi-ca-cy, In'ēf-fi'cien-cy, *n.* တၢ်တဖၣ်တသိၣ်, တၢ်အဘျးအဖျိၣ်တဖၣ်. See **INEFFECTIVE**.
- In-ēl'e-gānce, In-ēl'e-gan-cy, *n.* See **INELEGANT**.
- In-ēl'e-gant, *a.* ကွဲၣ်တဘၣ်ဂီၤတဂုၤ, တမံတထၢထီၣ်; *to* dress inelegantly, တကူတသိးထၣ်တၢ်ကူတၢ်သိးထဂုၤအထီၣ်တၢ်.

do, wolf; fūrī, r: de, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; s as z; x as gz; n as in linger.

- In-él'i-gi-bil'i-ty, *n.* See INELIGIBLE.
- In-él'i-gi-ble, *a.* not fit to be chosen, တကြားစု
ထာထီၣ်တၣ်; not suitable or desirable, တ
ဝုပခဲၣ်ဒီးတၣ်, တကြားပခဲၣ်ဒီးတၣ်; not eligi-
ble to an office, တကြားဒီးတၢ်စုထာဒီးဒ်သီး
ကန့ၢ်အထီၣ်ခံၣ်ဒ်န့ၢ်တၣ်.
- In-él'ô-quent, *a.* not fluent, not persuasive,
ကတိတၢ်ဝုဝုတၣ်တၣ်တၣ်တၣ်, ကတိကွဲၣ်န့ၢ်ပုၤက
ဗျၢ်အန့ၢ်တၣ်သ့တၣ်.
- In-épt', *a.* unsuitable, unfit, improper, တကြား
ဒီးအထီၣ်, တတၣ်အခါ; impertinent, silly, တ
တၣ်ဘးအထီၣ်, တဝုဒီးဒီး.
- In-épt'ness, In-épt'i-tûde, *n.* unfitness, inapt-
itude. See INAPT.
- Īn'e-qual'i-ty, *n.* want of equality in regard
to bulk, extent, &c. difference, တၢ်တၣ်
သီး, တၢ်တထဲသီးသီးတၣ်, တၢ်တၣ်သီးသီးတၣ်, တၢ်
ထီၣ်ထီၣ်အသး; want of evenness or uni-
formity, unevenness, ထီၣ်ကွဲၣ်လီၤတၣ်, တပၤ
တၣ်, တစုတဒီးထီၣ်.
- In-éq'ui-ta-ble, *a.* not just, တတီၣ်တၣ်, တကြား
တတၣ်တၣ်.
- In-ért', *a.* having no power to move itself,
တခိၣ်ဒီးအစိကစိခေၣ်ဝဲထာအကဟ့ၢ်, ကသ့အသး
ထၣ်; dull, heavy, ဘၢ; inactive, lazy, ဝဲ
တစုတၣ်, ကၢၣ်.
- In-ér'tiâ, *n.* inertness, sluggishness. See IN-
ERT.
- In-ért'ness, *n.* တၢ်ထီၣ်ကထီၣ်. See INERT.
- In-és'ti-ma-ble, *a.* that cannot be computed,
incalculable, ထာပဝ်ပဝ်ဒီးအပူၤတသ့; that
cannot be sufficiently esteemed, invalu-
able, priceless, တၣ်ဘးဒီးတၢ်လၢပဝ်ပဝ်ဒီးအ
ဘျးအခိၣ်, အလုၢ်အပူၤထာထာဝုၤတသ့.
- In-év'i-ta-ble, *a.* unavoidable, ထာပတးဆွဲးတသ့,
ထာအကမၤအသးသ့ပုၤကတၢ်.
- Īn'ex-cūs'a-ble, *a.* တၣ်ဘးဒီးတၢ်ကမၤတၣ်ထာပကတိပူၤ
ဖျဲးပသးတသ့, တၣ်ဘးတၢ်ထီၣ်တၣ်ပုၤဖျဲးအထီၣ်
တခိၣ်.
- Īn'ex-hāust'i-ble, *a.* ထာပမၤလၢၣ်ဒီးတသ့.
- In-éx'o-ra-ble, *a.* too firm, unyielding, un-
changeable, ထာပစုတန့ၢ်, ကညးတန့ၢ်, မၤအသး

- ကိကိခဲတူပမၤန့ၢ်ဒီးထာပတၢ်ကညးအပူၤတန့ၢ်
တၣ်.
- Īn'ex-pé'di-ençe, Īn'ex-pé'di-en-çy *n.* unsuita-
bleness, impropriety. See INEXPEDIENT.
- Īn'ex-pé'di-ent, *a.* not tending to an end, ထာ
ပမၤတဝုတဝ်တၣ်, အဘျးအခိၣ်တခိၣ်တၣ်; in-
convenient, unfit, improper, ထာအတတၣ်
အခါ, တကြားထၣ်အထီၣ်, တစုထာပဝ်တၣ်.
- Īn'ex-pén'sive, *a.* cheap, ထာအတထာၣ်ပူၤထာၣ်က
ထီၣ်ခါခါတၣ်.
- Īn'ex-pé'ri-ençe, *n.* See INEXPERIENCED.
- Īn'ex-pé'ri-ençed, *a.* unskilled, တညီန့ၢ်မၤတၢ်အံၤ
တၢ်န့ၢ်, တညီန့ၢ်ဒီးတၢ်တူၢ်တၢ်တၣ်.
- Īn'ex-pé'rt', *a.* not skilled, တၣ်ဘးဒီးတၢ်သ့တၢ်တၣ်
ထာအကမၤတၢ်အံၤတၢ်န့ၢ်ထီၣ်, မၤတၢ်တဝ်တၣ်
တၣ်, စုဘၢခိၣ်ဘၢထာမၤတၢ်အပူၤ, စုသ့ခိၣ်သ့တခိၣ်.
- Īn'ex-pé'rt'ness, *n.* See INEXPERT.
- In-éx'pi-a-ble, *a.* admitting no atonement,
implacable, တၣ်ဘးဒီးတၢ်ကမၤတၢ်လုၢ်ထာ
အစိတခိၣ်.
- In-éx'pli-ca-ble, *a.* not explainable, ထာပထဲဖျါ
ထီၣ်အဝုၢ်အကျိၤအခိၣ်ပညီတသ့.
- Īn'ex-pliç'it, *a.* obscure, ambiguous, တထီၣ်
တၢ်ထီၣ်ဆဲးတၣ်, တဘိပနၢ်တၣ်.
- Īn'ex-préss's'i-ble, *a.* unspeakable, unatterra-
ble, ထာပထဲထတၣ်ကထီၣ်တသ့.
- Īn'ex-tin'guish-able, *a.* unquenchable, ထာပ
မၤကတၢ်, ပမၤသိ, မၤထီၣ်ပိၣ်တသ့; as, inextin-
guishable fire, ခုၣ်အူထာပမၤထီၣ်ပိၣ်, မၤသိကွဲၣ်
တသ့.
- In-éx'tri-ca-ble, *a.* သတိၣ်ဘျီဝဲတူပမၤကဆွဲးကဆွဲး
ထီၣ်ကတသ့တၣ်, ထာအတၣ်တၢ်တၢ်ခဲတမံၤမံၤတူၤ
အပူၤဖျဲးတသ့ထာ.
- In-fal-li-bil'i-ty, *n.* See INFALLIBLE.
- In-fal'li-ble, *a.* unerring, inerrable, ထာအမၤက
မၤတၢ်, ကတိကမၤတၢ်တၣ်.
- Īn'fa-mous, *a.* scandalous, notoriously vile,
ထာအပရၢဟူထီၣ်သီထီၣ်ဝဲထာအခါ.
- Īn'fa-my, *n.* See INFAMOUS.
- Īn'fan-cy, *n.* တၢ်ခိၣ်ဖျၢၣ်သီ, တၢ်မၤအသးထာန့ၢ်ဆဲးဖိ,
တၢ်ခိၣ်ထံး.
- Īn'fant, *a.* တၣ်ဘးဒီးမိသၣ်ဆဲး, တၣ်ဘးဒီးတၢ်စးထီၣ်သီ,
တၢ်ခိၣ်ထံး—, *n.* a new-born child, မိ

ã, ê, î, ô, û, ÿ, long; ä, ë, ï, ö, ü, ý, short; câre, fâr, lâst, fâll, whät; thêre, veil, têrm; pîque; dône, fôr,

- In-flām'ma-ble, *a.* ထားစဉ်အစဉ်ကွင်းညှိကစဉ်သွ, ထားစဉ်အစဉ်ထိုင်ညှိကစဉ်.
- In-flam-mā'tion, *n.* the act of setting on fire, တာၢ်စွဲၣ်ထိုင်တာၢ်ထားစဉ်အစဉ်; the heat of a part of the body produced by disease, သွံၣ်စူးဖွံၣ်, သွံၣ်စူးဖွံၣ်ဝဲတုၤပံးပညာ်ထိုင်စီး; violence of passion, တာၢ်သးထိုင်ဝဲပျၢၣ်ဝဲ, သးထိုင်ဆူၣ်ဆူၣ်.
- In-flām'ma-to-ry, *a.* tending to the heat of the body, ညှိၣ်စူးဖွံၣ်ပသွံၣ်တုၤပံးပညာ်ထိုင်စီးဝဲ; tending to excite tumult, ညှိၣ်စူးဖွံၣ်ထိုင်တာၢ်တၢ်ထိုင်တၢ်လီၤ.
- In-flāte', *v. t.* puff up with air, အူၣ်ကထိၣ်သးကကမိထိုင်; elate, မးစုထိုင်ပုၤသး, မးဖွံထိုင်ပုၤသးထိုင်အသး.
- In-flā'tion, *n.* See INFLATE.
- In-flect', *v. t.* to bend, turn, မးကကၢၤထိုင်တာၢ်, ခွဲၣ်န့ၣ်တာၢ်; *Gram.* to decline, as verbs, &c. ကျဲၤကွဲၤတာၢ်ဝဲ, မီးတာၢ်ဝဲ, ခွဲၣ်အသးတၢ်.
- In-flec'tion, *n.* modulation of the voice, ကလျာ်ထိုင်လီၤဆီၣ်အသးအံၤခဲၣ်န့ၣ်. See INFLECT.
- In-flect'ive, *a.* ထားမးကကၢၤထိုင်, ခွဲၣ်န့ၣ်အိၣ်သ့.
- In-flex-i-bil'i-ty, *n.* See INFLEXIBLE.
- In-flex'i-ble, *n.* that cannot be bent, stiff, ထားပသးကကၢၤမးကွဲၣ်တၢ်; that cannot be persuaded, ထားပကွဲၣ်တၢ်, ပကညးတၢ်; unchangeable, ထဲလိာ်တသ့, မးလီၤဆီၣ်တၢ်; inflexible in purpose, ထဲလိာ်အသးတၢ်, မးလီၤဆီၣ်အသးတၢ်, အသးကၢၤဝဲကွဲၣ်ဝဲ ထားမး တာၢ်ကွဲၣ်ထိုင်မးလီၤတာၢ်ခဲၣ်အပုၤ.
- In-flict', *v. t.* to impose, to send as a punishment, ခုၣ်တုၤထိုင်ခိၣ်ထိုင်ဝဲထားတာၢ်အံၤတၢ်န့ၣ်.
- In-flict'ion, *n.* See INFLECT.
- In-flu-ence, *v. t.* to affect, ခုၣ်မးတာၢ်ဝဲအံၤခဲၣ်န့ၣ်, ဆွၢ်မးတာၢ်, မးစၢၤတာၢ်; induce, persuade, ဝဲဆဲၣ်ထိုင်ပုၤအံၤ, မးပုၤမးတာၢ်အံၤတၢ်န့ၣ်; to influence to evil, ကထိာ်တာၢ်; to influence mutually, ထိုင်မးထိုင်အသး.—, *n.* ability to move or affect, တာၢ်အစိအကမိ, တာၢ်မးစၢၤတာၢ်, တာၢ်ဆွၢ်မးတာၢ်.
- In-flu-ēn'tial, *a.* အိၣ်မီးအစိအကမိလၢၤတာၢ်ဝဲအစိခိၣ်; as, an influential person, ပုၤထားအစိခိၣ်မီးအစိအကမိလၢၤပုၤဝဲအစိခိၣ်, ပုၤထားအစိခိၣ်မီးအစိအကမိလၢၤပုၤဝဲအစိခိၣ်.

- In-flu-ēn'za, *n.* တာၢ်တၢ်တဖၣ်တကလၢၣ်ထိုင်ထားအထိုင်ပုၤခါဝဲထားအထိုင်တၢ်တၢ်တၢ်.
- In'flux, *n.* the act of flowing in, တာၢ်ထွၢ်န့ၣ်; an abundant coming in, တာၢ်ထဲန့ၣ်ခါခါစိၣ်စိၣ်.
- In-fold', *v. t.* to involve, ထူၣ်တၢ်, ခွဲၣ်န့ၣ်တာၢ်; to inwrap, ဘိၣ်ဘိၣ်ဆဲၣ်, ခွဲၣ်န့ၣ်; to embrace, မီးဝဲဝဲဆဲၣ်, မီးယုၤမီးဆဲၣ်.
- In-fōrm', *v. t.* to give information, ခုၣ်သ့ၣ်ညါတာၢ်, ဘိၣ်ဆဲၣ်သ့ၣ်ညါတာၢ်; to inform from a distance, ထိုင်တာၢ်ဝဲပုၤစၢၤ, ခုၣ်တုၤထိုင်ခါလီၤတာၢ်ဝဲပုၤစၢၤ; to accuse, စံးထိုင်ထဲထိုင်အစုၣ်. See မးတာၢ်. ၂၉: ၁.
- In-fōrm'al, *a.* without ceremony, unconventional, ထားမးမးအသးခါလီၤလီၤ, တၢ်တၢ်အစိအထိုင်အသးတၢ်, တၢ်မိၣ်ထွဲတာၢ်အလုၢ် အ လာ်အခံ ထံ ထံဆးဆးတၢ်.
- In'for-māl'i-ty, *n.* See INFORMAL.
- In-fōrm'ant, *n.* an informer, ပုၤထားအစုၣ်န့ၣ်တုၤသ့ၣ်ညါပုၤထားတာၢ်ဝဲပုၤစၢၤ, ပုၤဆွၢ်တာၢ်ဝဲပုၤစၢၤတၢ်; an accuser, ပုၤထားအစုၣ်တာၢ်ထားပုၤဝဲအစိခိၣ်.
- In-form-ā'tion, *n.* intelligence given, တာၢ်ခုၣ်သ့ၣ်ညါပုၤ, တာၢ်ဝဲပုၤစၢၤ; knowledge obtained, တာၢ်န့ၣ်တုၤသ့ၣ်ညါတၢ်ထိုင်တာၢ်ထိုင်အံၤတၢ်န့ၣ်အစုၣ်အစုၣ်အစုၣ်အစုၣ်.
- In-fraction, *n.* တာၢ်မးကကၢၤ, မးဟးစိၣ်တၢ်; infraction of law, တာၢ်ထိုင်သ့ၣ်ခါပတၢ်တၢ်ထိုင်တာၢ်ထိုင်မးလိာ်; infraction of an agreement, တာၢ်မးဟးစိၣ်တၢ်အစုၣ်လီၤအိၣ်လီၤ, တၢ်တၢ်တၢ်ဝဲလီၤ တၢ်လီၤဆဲးတၢ်.
- In-frān'gi-bil'i-ty, In-frān'gi-bleness. *n.* See INFRANGIBLE.
- In-frān'gi-ble, *a.* ထားမးဟးစိၣ်ကွဲၣ်, သသ့ၣ်ကွဲၣ်, တးမးကွဲၣ်တသ့, ထားမးကကၢၤကမိတသ့.
- In-fre'quence, In-fre'quen-cy, *n.* See INFREQUENT.
- In-fre'quent, *a.* rare, uncommon, ထားမးမးအသးတၢ်တၢ်ကွဲၣ်မီး, တးမးအသးထိုင်ဘိၣ်ထိုင်, တညှိန့ၣ်မးအသးတၢ်.
- In-fringe', *v. t.* to violate, as a contract, မးဟးစိၣ်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်ထိုင်; to infringe a right, မးထိုင်ပုၤဝဲအစိခိၣ်, မးန့ၣ်ဆူၣ်ပုၤဝဲအစိခိၣ်; to transgress, as a law, ထိုင်သ့ၣ်ခါပတၢ်တၢ်မးလိာ်, မးတာၢ်တတိတလီၤ.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāṭ; thēre, veīl, tērm; pīque; dōne, fīr,

man, အသးတၢ်ပှၤအသးတၢ်,လီၤဂၢ်ဆၢ်ဒိၣ်ကိၣ်မိတၢ်မိ.

In'-hu-mān'i-ty, *n.* cruelty, barbarity, တၢ်သးကဵုတၢ်တၢ်,တၢ်မၤဆၢ်မၤမိ,တၢ်မၤအာမၤသီတၢ်.

In-hūmē', *v. t.* to bury, inter, ချၢ်လီၤတၢ်လီၤကွၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

In-hū-mā'tion, *n.* interment, တၢ်ချၢ်လီၤကွၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

Inim-i-cal, *a.* hostile, ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,သးကိၣ်တၢ်,သးကွၢ်တၢ်; adverse, တၢ်ဆၢ်လီၤဒီးလီၤ,လီၤချၢ်လီၤဂီၤလီၤ.

In-im'i-ta-ble, *a.* တၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်မၤဒီးတၢ်သ့.

In-iq'ui-toūs, (in-iq'wi-tus), *a.* unjust, wicked, တၢ်မၤဒီးတၢ်မၤဒီးတၢ်,တၢ်တၢ်လီၤ,ထၢ်.

In-iq'ui-ty, *n.* gross injustice, wickedness, တၢ်တၢ်တၢ်လီၤ,တၢ်ဒီးတၢ်တၢ်ဒီးတၢ်,တၢ်လှၢ်သ့ၣ်ခါပတၢ်တၢ်သိၣ်တၢ်သီ.

In-ī'tial, (in-ish-al), *a.* commencing, incipient, ခိၣ်တၢ်, ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်, ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်. —, *n.* the first letter of a word, ထီၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ထီၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

In-ī'tiate, *v. t.* instruct in rudiments, ဒုးသိၣ်လီၤဒုၣ်လီၤတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်; introduce into a new situation, ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်,မၤဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်. —, *n.* ပှၤထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

In-ī'ti-ā'tion, *n.* See INITIATE.

In-ī'tia-to-ry, *a.* ထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်,တၢ်ခိၣ်ခိၣ်,ထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်,ထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်,ထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်. —, *n.* တၢ်လၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

In-ject', *v. t.* to throw in, dart in, ကွၢ်ခိၣ်, ဆၢ်ခိၣ်.

In-jec'tion, *n.* a clyster, ကသိၣ်ဒီးခိၣ်ခိၣ်ကလုၣ်. See INJECT.

In-jud'icious, *a.* indiscreet, unwise, inconsiderate, ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

In-junc'tion, *n.* an order, a command, တၢ်မၤလီၤ,တၢ်ပၤလီၤအကလုၣ်,တၢ်ဖျၢ်လီၤအကလုၣ်.

In'jure, *v. t.* to hurt, wound, မၤဆါ; impair, မၤလီၤစၢ်, မၤလၢ်ဒီးဒိၣ်ခိၣ်ခိၣ်; damage, မၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်; destroy the welfare of, မၤကမၤပှၤဂၢ်အကွၢ်,မၤဖျၢ်ပှၤဂၢ်; to injure one's feelings, ဒုးသ့ၣ်ဒုးသးဒုးပှၤဂၢ်.

In-jū'ri-ōūs, *a.* hurtful, pernicious, ညီၣ်ခိၣ်မၤလၢ်ဒီးတၢ်,ညီၣ်ခိၣ်မၤဖျၢ်ပှၤဂၢ်; wrongful, unjust, တၢ်ကြၢ်တၢ်တၢ်,တၢ်တၢ်တၢ်တၢ်.

In'ju-ry, *n.* See INJURE, *v. t.*

In-jūs'tice, *n.* wrong, တၢ်ထၢ်ဆၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,တၢ်မၤလၢ်ဒီးပှၤဂၢ်အကွၢ်, ထၢ်တၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

Ink, *n.* ကသိၣ်ထံ,ခိၣ်ထံ. —, *v. t.* မၤထၢ်ဆၢ်ဒီးခိၣ်ထံ,ဒုးဒီးခိၣ်ထံ(ကသိၣ်ထံ.)

Ink'ling, *n.* a hint, an intimation, တၢ်တၢ်တၢ်တၢ်တၢ်တၢ်,တၢ်ပၤခိၣ်ခိၣ်; an inclination, desire, သးတုၤအိၣ်.

Ink'-stand, *n.* ကသိၣ်ထံအကိ,ခိၣ်ထံအကိ.

Ink'y, *a.* လီၤဂၢ်ဒီးခိၣ်ထံ, အိၣ်ဒီးခိၣ်ထံ,အိၣ်ဒီးကသိၣ်ထံ.

In'land, *a.* interior, မၤစၢ်ဒီးခိၣ်ထံ,တၢ်ဆၢ်ဒီးကိၣ်ဆၢ်ပှၤ; not foreign, တၢ်ဆၢ်ဒီးကိၣ်ခိၣ်.

In-lāy', *v. t.* မၤစၢ်မၤလၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,မၤစၢ်မၤလၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,မၤစၢ်မၤလၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,မၤစၢ်မၤလၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်,မၤစၢ်မၤလၢ်တၢ်လီၤတၢ်ခိၣ်ခိၣ်.

In'let, *n.* entrance, တၢ်တၢ်ခိၣ်ခိၣ်; a bay, ဝိၣ်ထံကွၢ်ကိၣ်.

In'ly, *a.* and *adv.* internal, secret, ထၢ်ဆၢ်ဒီးပှၤ, ထၢ်ဆၢ်ဒီးကိၣ်ပှၤ,ထၢ်ဆၢ်ဒီးပှၤ.

In'māte, *n.* ပှၤထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်တၢ်လီၤတၢ်ခိၣ်ခိၣ်,ပှၤထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်.

In'mōst, *a.* ထၢ်ဆၢ်ဒီးပှၤကတၢ်,ထၢ်ဆၢ်ဒီးပှၤကတၢ်,ထၢ်ဆၢ်ဒီးကိၣ်ပှၤကတၢ်.

Inn, *n.* a tavern, ပှၤတၢ်ခိၣ်ခိၣ်,တၢ်ခိၣ်ခိၣ်ထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်,တၢ်ခိၣ်ခိၣ်ထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်,တၢ်ခိၣ်ခိၣ်ထၢ်ဆၢ်ဒီးတၢ်လီၤတၢ်ခိၣ်ခိၣ်.

In'nāte, *a.* native, natural, ထၢ်ဆၢ်ဒီးပှၤစၢ်စၢ်ထၢ်ဆၢ်ဒီးပှၤစၢ်စၢ်,ထၢ်ဆၢ်ဒီးပှၤစၢ်စၢ်.

In-nāv'i-ga-ble, *a.* ထၢ်ဆၢ်ဒီးပှၤတၢ်လီၤတၢ်ခိၣ်ခိၣ်; as, an innavigable river, ထံကိၣ်ထၢ်ဆၢ်ဒီးပှၤတၢ်လီၤတၢ်ခိၣ်ခိၣ်.

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ŏ, ŭ, ȳ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

In'ner, a. internal, အသေးကံ၍ပူ,အထဲကံ၍ပူ; ob-
 scure, တဖျိဝှားဝှားတည်း.
In'ner-mōst, See INMOST.
In'no-çençe, n. See INNOCENT.
In'no-çent, a. harmless, innoxious, ထာအမာအာ
 တ်တသ့; free from guilt, faultless, အတံ
 သရူးတံကမန်တအိန်; free from guile, up-
 right, တံလိတံဂုတအိန်,တီဝဲလိဝဲ,
In-nōc'ū-ōūs, a. harmless, safe, ထာအမာအာမာ
 သိတံတသ့,ထာပဗ္ဗံအိလိတအိန်.
In'no-vāte, v. t. to introduce a novelty, ထဲ
 လိမာသိထိန်ကုတံ.
In-no-vā'tion, n. a causeless change, တံထဲ
 လိမာသိထိန်ကုတံထာအဝှံတအိန်တည်း.
In-nōx'ious, n. (nok'shus) See INNOCUOUS.
In-nu-ën'do, n. a hint, a suggestion, တံဟွန်
 ထာထဲတံပန်နိခိအိနိဖိဒါ, တံထဲထွန်ထဲကပတံ,
 နိကတံတံမိပုတဂါဂါအဝှံတံဆိန် အမံပတ
 ကိထိန်တည်း.
In-nū'mer-a-ble, a. countless, numberless, ထာ
 ပခံ၍ပခွတတည်း.
In-oc'ū-lite, v. t. to bud, to graft by inserting
 buds, ယံးနု၍တံမိကမံ၍ထာသွန်တထံးအလိမိထိ
 ထိန်ထာသွန်တထံးအလိမိ; to insert the small
 pox virus, ဆဲးနု၍ထာ၍အထံ, ဆဲးနု၍မရိ၍အထံ
 သိမိကတံ၍,မတံ၍တံ.
In-ōc-ū-lā'tion, n. See INOCULATE.
In-ō'dor-ōūs, a. scentless, ထာအတနာထာတံနိတ
 ဝဲ.
In-of-fēns'ive, a. giving no provocation, ထာ
 သးထိန်အလိတအိန်; giving no annoyance,
 တမာတံ၍တံတံတံ; harmless, တမာအာမာ
 သိတံတံ.
In-of-fi'cial, a. တထံ၍စားမိပဒိန်အစိအကမိထာ, တ
 ထံ၍စားမိမာထိန်မာလိထာ, ထဲအဟွန်တံကုန်နိဒါ
 ထာ.
In-of-fi'cious, a. not civil, inattentive, unkind,
 ထာအတလိပလိန်တံမိတံအံ၍တံကွံထာ, ထာ အ
 ထွားမာဝဲထာ.
In-ōp'er-a-tive, a. တမာထံတံတံ,တဖူးကဲထိန်တံ
 နိတမံ,တကိးထံတံတံ.
In-ōp-por-tūne', a. unseasonable, တထံ၍အထာ

ကတံ၍ထာ; inconvenient, တထံ၍အထာထာ,တ
 ထွားမိအလိထာ,တဂုထာပစိထာ.
In-op-press'ive, a. not burdensome or se-
 vere, တကီထာ,ထာအတမာအုန်မာမိပုထာ.
In-ōr'din-ate, a. excessive, အနိ၍အခါ, လိထိခံ
 တံ,တထာကွန်တံအထာ အထာ; as, Sau To-
 paw is an inordinate eater, စိထိမိခွံပု
 ထိန်တံအနိ၍အခါ,အိန်ထွန်ကိတံ.
In-or-gān'ic, a. (အိန်နိဂန်နိ), destitute of or-
 gans, တအိန်ထာမိထိဂန် (organ) နိတမံထာ.
In-ōs'cu-lāte, v. t. to unite, as two vessels
 at their extremities, တံခံမံအမိနိခဲထူးလိ
 အထာ.
In-ōs-cu-lā'tion, In'quest, n. inquiry, quest,
 search, တံသံကွန်သံမိ.
In-qui'et-ūde, n. restlessness, uneasiness, သး
 သွန်သွဲ,သွန်တရံသးတရံ,အိန်ထိတဲ.
In-quire', v. t. to ask a question or questions,
 သံကွန်သံမိ,သမံသမိတံ; to inquire after or
 about, သံကွန်တံထာအဝှံ. See ခံ. ၇: ၀၀; to
 inquire into, သံကွန်သံမိသမံသမိထာတံအဝှံ
 အကျိ.
In-qui'ry, n. တံသံကွန်သံမိ,တံသမံသမိတံ.
In-qui-si'tion, n. examination, တံအုသွန်ညါနိ
 ပာတံအဝှံအကျိ,တံသံကွန်သံမိတံ; the in-
 quisitorial court of the papacy, အိန်ကွဲ
 ရှာ, မှံပဒိန်တကထာထာပပပထိန်ဝဲသိအက
 အုသွန်ပုထာအတံနံတလိပလိန်မိ ပ ပ အက
 ထာမိမု၍ထံနိတဂါ,မိန်ဝဲမိစိန်ညိန်ဝဲဝဲပ ပ ပ
 အထာအထာအိန်ဝဲအသိ.
In-quis'i-tive, a. curious, prying; ကိန်တံမိတံ,
 ညိနိသံကွန်သံမိတံ.
In-quis'i-tive-ness, n. တံကိန်တံမိ,တံညိနိသံကွန်
 သံမိတံ.
In-quis'i-tor, n. one who examines officially,
 ပုထာတံလိထာအိထာအကသံကွန်သံမိတံ အဝှံ
 အကျိတဂါ; a member of the court of in-
 quisition, ပဒိန်ထာအထာစားမိထံကွဲရှာ.
In-quis-i-tō'ri-al, a. inquisitorial, ထာစားမိတံ
 သံကွန်သံမိသမံသမိတံ,ထာစားမိထံကွဲရှာ.
In'rōad, n. တံထဲအနိမိမာတးဝါတံထာပုဂါအထံအ
 ကိ.

do, wolf; fūr, rude, push; e. i. o. silent; ʒ as s; ʒh as sh; ġ as j; ġ as in ġet; ʒ as z; ʒ as gz; n as in linger.

In-sa-lū'brī-ōūs, a. unhealthful, unwhole-
some, လာအေးအေးထိုင်ထိုင်တတ်နေကြောင်း။
In-sa-lū'brī-ty. n. unhealthfulness, တတ်ကုတတ်
ကွဲကွဲ, တတ်အေးကဲထိုင်တတ်ကွဲကွဲ။
In-sāne', a. mad, distracted, crazy, သူ့တထာ
သေးတပွဲ, ဣဂ်။
In-sān'i-ty, n. madness, delirium, တတ်သူတထာ
သေးတပွဲ, တတ်ဣဂ်, တတ်ဆီဣဂ်။
In-sā'ti-a-ble, (In-sā'shī-a-bl.) a. greedy, လာအ
ဘွဲ့အိတ်ဘွဲ့အိတ်သဘွဲ့, ခံသ့ခံသေးတသ့, ပွဲအနွဲအိ, ခေါ
ထံ, ဝံးတသ့။
In-sā'ti-a-ble-ness, In-sa-ti'ety, See INSATI-
BLE, &c.
In-sa'ti-ate, a. See INSATIABLE.
In-scribe', v. t. to write on, address, ကွဲးလီ၊
လာတတ်အလီ၊ ကွဲးဆဲလီတတ်အခံ၊ ကွဲးနီတတ်အိကဗျာ
ခေကဗျာမတေမတေခေရီ။
In-scrip'tion, n. တတ်ကွဲးလာတတ်အလီ။ See IN-
SCRIBE.
In-scrū'ta-ble, a. unsearchable, hidden, လာပ
ထံကွဲးထံမီးသခံသမီးထင်ဆင်ပနီပာတတ်သ့။
In'sect, n. a small creeping or flying animal,
တတ်ဖိတတ်ဆာ, တတ်ဖိဆာ, တတ်ဆာ။
In-se-cūre', a. unsafe, တဂတ်တကျာ, တအိတ်ခါတ
နာ, ဟီမာသ့, တေးဂီသ့။
In-se-cū'ri-ty, n. တတ်တအိတ်ခါတနာ, တတ်တဂတ်တ
ကျာ, တတ်ဟီမာတေးဂီသ့။
In-sēn'sate, a. stupid, foolish, တတ်သ့တညါတအိတ်,
တတ်ကွဲးထင်ကွဲးထင်သ့တအိတ်, မေးဝဲ။
In-sēn'si-bil'i-ty, n. See INSENSIBLE.
In-sēn'si-ble, a. imperceptible, လာပဖိတ်တထင်,
ကွဲးတဗျာ; destitute of the power of feel-
ing or perceiving, တသ့တညါသ့တသ့တညါ
သး, တသ့တညါလီ၊ လာသး; not susceptible of
emotion or passion, သးဝဲလိတ်တတ်တအိတ်, တ
အိတ်မီးတတ်သးကညါတထင်။
In-sēn's-i-bly, adv. by degrees, torpidly, တစဲ
ထင်တစဲ, တစဲထင်တစဲမီး။
In-sēp'a-ra-ble, a. လီလေးလိတ်အသးတသ့, ထင်ထွဲလိတ်အ
သးတုအလီလေးလိတ်အသးတသ့။
In-sērt', v. t. ခါနွဲ, သို့နွဲ, ဝိနွဲ, &c. See INFIX.
In-sēr'tion, n. See INSERT.
In-sēv'er-a-ble, a. လာပမာနီလေးအိတ်တသ့။

In-shōre', adv. near the shore, သူးမီးထံအဆာသ
ရွာ, သူးမီးကော်ပါနီ။
In'side, n. အဖိပူ, လာသးကော်ပူ, အပူ; to turn in-
side out, ထင်ထင်ဘွဲ့။——, *prep. or adv.* လာ
ညါမိ, လာအပူ။——, *a.* ထင်ဘေးမီးအပူတမိ။
In-sid'i-ōūs, a. လာအဖိတ်ခူသ့ဝဲထံအကမေးအေတတ်,
လာအမေးခူသ့ဝဲကနီတတ်, လာအမေးခူသ့ဝဲလိတ်တတ်။
In-sid'i-ōūs-ness, n. See INSIDIOUS.
In'sight, n. penetration, သးထင်နီပာတတ်အဝဲအ
စိ။ See INTROSPECTION.
In-sig'ni-a, n. တတ်ပနီထာအနီဣဂ်ထိုင်တတ်ထင်ပေးမီး
တတ်ခံတတ်ခွဲ။
In-sig-nif'i-cançe, n. See INSIGNIFICANT.
In-sig-nif'i-cant, a. without meaning, အခိပညါ
တအိတ်; unimportant, အထူးတအိတ်, တကျိုးထင်
တတ်ထင်, အဘျားတအိတ်; mean, contemptible,
လာပတကြားပဝဲကဲအိတ်လာတတ်နီတမံ။
In-sin-çere', a. false, လာအမေးတတ်ကတိထဲထဲမိတ်ခံး
ထင်မီး, သ့တကထာလေးတကထာမီး, သးတသ့ထင်ထင်
ထင်, လီတတ်။
In-sin-çer'i-ty, n. See INSINCERE.
In-sin'ū-ate, v. i. to enter gently, နွဲတတ်ကထီက
ထီ, နွဲတတ်ကစုကစု။——, *v. t.* to introduce
gently, သွာနွဲတတ်ကထီကထီ, သွာနွဲကစုကစု; hint,
ထင်ထဲတတ်ပနီမီး, တဲထင်ထဲကပတတ်; to win fa-
vor, ခုအခိပူ။
In-sin'ū-ā-ting, a. apt to gain on the affec-
tions, လာပအခိမီးညါ, ထင်ပသးညါ။
In-sin'ū-ā'tion, n. See INSINUATE.
In-sip'id, a. tasteless, vapid, ဘျါကစံင်, မေးအသး
ကဘျာကဘျား, တဝဲထင်, မေးအသးကဘျာတဟီ; dull,
heavy, လာအစာ, တခုးဟူးခုးဝဲလေးထင်။
In-si-pid'i-ty, n. See INSIPID.
In-sist', v. t. dwell on in discourse, ထဲထဲလာတတ်
အဝဲအကျိုးမုတ်အံင်နီသပွာကတတ်, ခံထဲလာတတ်အ
ဝဲနီထာတတ်ကထီအစိထီ; ask perseveringly,
ဗုတတ်ကြူးကြူး, ဗုတတ်တဘျီထင်တဘျီ ထင်ထင် တ
ဘျီမီးတဆီတတ်ထင်။
In-snāre', v. t. to seduce by artifice, သွာနွဲအ
တတ်ထုပမိပူ, ကထင်ပုအုတတ်ထုပမိပူ, ကထင်ပုအု
တတ်ကိတ်ဝဲပု; to entrap, ခုထင်သကျီ။
In-so-brī'e-ty, n. တတ်ညါနီထင်ကိတ်, တတ်ညါနီထိမု
ခေသး။

ā, ē, ī, ō, ū, ŷ, long; ă, ě, ĩ, ǒ, ũ, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veil, tērm; pīque; dōne, fōr,

In-so'ci-a-ble (sō'sha-bl), *a.* တပ်ခဲပင်ရီဆေးတပ်, ပင်ဆေးသဖွဲ့သဖွဲ့, တညီညွတ်ကတိ၊ လိပ် အ သး မီး ပှါ ခေါ်ခေါ်တပ်. See UNSOCIABLE.

In'so-lāte, *v. t.* လိလီလီထက်ကိကျိ.

In'so-lence, *n.* See INSOLENT.

In'so-lent, *a.* ထာအမတရီတပါပှါဂ၊ ပင်ထိပ်ထီဆေး န်အံၤနီၤထာပှါဂထီလီ.

In-sōl'ū-ble, *a.* not capable of being dissolved, ထာအပှိၤထီတသ့, ထာပရးကဲထီထာတံထံ တ သ့; inexplorable. See INSOLVABLE.

In-sōlv'a-ble, *a.* ထာပနဲၣ်ရှါထီၣ်ဆိပညိကဆွဲကဆိတ သ့တပ်.

In-sōlv'en-gy, *n.* See INSOLVENT.

In-sōlv'ent, *a.* ထာဆလီၤတုၣ်ကုၣ်ကမာ်တသ့ထာ.

In-so-mūch', *adv.* to such a degree, တုၣ်ခဲၣ်လဲၣ်; as, he desired to die insomuch that he went and hanged himself, တံၣ်ခိၣ်သံအသး တုၣ်ခဲၣ်လဲၣ်အထဲၤစာသံကွံၣ်ဆေးန့ၣ်လီၤ.

In-spēct', *v. t.* အံၤထွဲကွံၣ်ထွဲတံၣ်အခံထံထံဆးဆး.

In-spēct'ion, *n.* See INSPECT.

In-spēct'or, *n.* ပှါထာအုၣ်အံၤထွဲကွံၣ်ထွဲတံၣ်ထာ ပှါ ဂ၊ မ၊ တံၣ်ဆလီၤခံ.

In-spi-rā'tion, *n.* See INSPIRE.

In-spīre', *v. i.* to draw into the lungs, သါန့ၣ်.

—, *v. t.* to breathe into, အူ န့ၣ်, ဘီး ထီၣ်သး; to impart supernatural wisdom, ယှာအူန့ၣ်တံၣ်ထာပှါအသးတံၣ်ပှါခိၣ်သီး က မ၊ ဝဲၣ်အံၤနီၤထာတပ်ယှာအသးအသီး, ယှာဘီးထီၣ် ပှါ အသးထာအကမာ်ခိၣ်အံၤနီၤ.

In-spīred', *p. a.* inhaled, ထာအတပ်တံၣ်အူန့ၣ်အီး; given by divine inspiration, ထာယှာဘီး ထီၣ်ဆေးထာအကမာ်ခိၣ်အံၤနီၤ; as, the in-spired writings, ထံၣ်စီဆွဲ, ယှာအထံၣ်.

In-spīr'ing, *a.* animating, ထာအထီၣ်တူၤထီၣ်ဝဲၤပ သး, ထာအမာၣ်မာၣ်လုၣ်သး, ထာအမာၣ်ထီၣ်ညီထီၣ်ပ သး;—sound, တံၣ်ထီၣ်ကကြိကကြိ.

In-spīr'it, *v. t.* to enliven, ထီၣ်တူၤထီၣ်ဝဲၤ; en-courage, ယှာအံၤခံၤအဘိ.

In-spī'sāte, *v. t.* to thicken, ဒူးပံၣ်ထီၣ်တံၣ်, ဒူးသ ကထီၣ်တံၣ်, ဒူးသကထီၣ်တံၣ်, လီၤယုထီၣ်, သၣ် ယု ထီၣ်. —, *a.* thick, dry, ပံၣ်, သက, စက.

In-sta-bil'i-ty, *n.* want of permanency, တံၣ်တ ထီၣ်ဂါဆိးကျာ, တံၣ်တလီၤခံၤလီၤခံ; unstead-

ness of purpose, သးတဂါတကျာ, ကျံၣ်ထီၣ် ဖးလီၤတံၣ်တဂါတကျာတပ်, ကခိကခိဝဲ.

In-stā'ble, *a.* unstable, တဂါတကျာထီၣ်.

In-stall', or In-stal', *v. t.* ပင်ထီၣ်ပှါထာအလီၤ တ ပှါ, ဒူးန့ၣ်ပှါထာအလီၤတပှါ, ဆှါန့ၣ်ပှါဆူအလီၤတပှါ.

In-stal-lā'tion, *n.* See INSTALL, *v. t.*

In-stall'ment, *n.* an installment of money, ဝှါ ဝှါအံၤဝှါ န့ၣ်ထာပှါတပ်ယှာတတံၣ်တတံၣ်တုၣ် ဆလီၤတုၣ်ကုၣ်. See INSTALL.

In'stānce, *n.* solicitation, အတံၣ်ယုကညး; exam- ple, တံၣ်အဒိအထဲၣ်; time, turn, တခိၣ်, တခိၣ် ညါ; as, in this instance, တခိၣ်အံၤ, အခံၤတ ဘျီ. —, *v. t.* to name as an example or case, ယှာအဒိအထဲၣ်, ဒူးန့ၣ်တံၣ်ခိၣ်န့ၣ်တခံၤခံၤ.

In'stant, *a.* earnest, importunate, သပှါပှါ, ကြီး ကြီး; as, continuing instant in prayer, ထါထုကခဲၣ်သပှါပှါ. ရ. ၁၂: ၁၂; immediate, တဘျီထီ, တကီၣ်ခါ; current, the present month, လါတဘျီအံၤ, ခဲအံၤ, ခဲကန့ၣ်အံၤ. —, *n.* a moment, မိကိၣ်, တဖါမိ, တတိမိ, တပန့ၣ်မိ.

In-stan-tā'ne-ous, *a.* done in an instant, တဘိ ထီ, တကီၣ်ခါ.

In-stānt'er, In'stant-ly, *adv.* immediately, ခဲ အံၤတဘျီထီ.

In-stāte', *v. t.* to install, ယှာအလီၤအကျဲ, ပင်ထီၣ် ထာအလီၤတပှါ, ဒူးကဲထီၣ်ပှါထာအကမာ်ခိၣ်ဒီးအလီၤ န်အံၤနီၤ.

In-stēad', *adv.* in the place, ထာအလီၤ.

In'step, *n.* ခိၣ်ညါခိၣ်.

In'sti-gāte, *v. t.* to urge, incite, tempt, သဆၣ် ထီၣ်တံၣ်အခံ, ဘီးထီၣ်ပှါအသး; as, to instigate to evil, ဘီးကမၣ်ပှါအသး, ဆှါတံၣ်ဆူ တံၣ်အ၊ အပှါ.

In-sti-gā'tion, *n.* See INSTIGATE.

In-stīll', *v. t.* to infuse by drops, မးလီၤဖါန့ၣ် တံၣ်တဖျါတပ်တဖျါတဖျါတပ်တဖျါ; com- municate slowly, ဒူးန့ၣ်တံၣ်ကထီၣ်ကထီၣ်, ဒူး န့ၣ်တံၣ်တဖျါတဖျါတဖျါတဖျါတဖျါ တဖျါ တဖျါ; as, to instill false doctrine into the mind, သိၣ်ကမၣ်သီကမၣ်တံၣ်တဖျါတဖျါတဖျါ တဖျါတဖျါတဖျါတဖျါ.

In-stil-la'tion, *n.* See INSTILL.

In'stīnct, *n.* တံၣ်သ့ၣ်ညါန့ၣ်ပှါထာအတပ်ဆးဒီး ဆၣ် မိ

dg, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; ŋ as in linger.

- သု; as, insusceptible to pain, တသွန်ညှိ တာ်ဆူးတာ်ဆါအိန်လာ်တန်.
- In-tān'gi-ble, *a.* incapable of being touched, ထာ်ပထာ်တသွန်တတန်; not perceptible to the touch, ထာ်ပထာ်အိန်အိသနန်ကုပတသွန်ညှိထာ် တတန်အိသတန်.
- In-tāct', *a.* untouched, တတန်မိတန်ထံးခံး; uninjured, left complete, တတန်တာ်တးစါနီတစံး တန်.
- In-te-ger, *n.* a whole thing, a whole number, တာ်မိဇ္ဈာန်, တာ်ထာ်ထေအိန်လာ်အိန်ပွဲၤဝဲ.
- In-te-gral, *a.* whole, entire, ထာ်ထေထာ်ဝဲပွဲၤဝဲ, မိဇ္ဈာန်; making part of a whole, ထာ်ထေထာ် စားမီးတာ်ထာ်ထေပန်ပိန်ဝဲမီးဒူးကဲထီတန်မိဇ္ဈာန်.
- In-te-grāte, *v. t.* to renew, make whole, မာ်အိကုတော်, မာ်ထီကုတော်.
- In-tēg'ri-ty, *n.* entireness, တာ်မိဇ္ဈာန်, တာ်ထေထာ်အ ပွဲၤ; uprightness, ကျီအကျီ, တာ်အတိအလီၤ.
- In-tēg'ū-ment, *n.* skin, membrane, တာ်အခံးထာ် အညီနွီကးထာ်တာ်, တာ်အထထီ.
- In-tel-lēct, *n.* intelligent mind, understanding, တာ်ကုန်တန်ဒေးသု, သးထာ်အ သွန်ညှိတာ်သု.
- In-tel-lect'ive, *a.* န္ဍဟ်နာ်ညှိတာ်ညှိ.
- In-tel-lēct'ū-al, *a.* having intellect, အိန်မီးတာ် သွန်ညှိနာ်ဟ်, အိန်မီးတာ်ကုန်တာ်စား; relating to the intellect, ထာ်စားမီးကုန်တာ်တန်ဒေးတာ်သု.
- In-tel-lec'tion, *n.* န္ဍဟ်သွန်ညှိအိန်တာ်. See INTENTION.
- In-tēl'li-gēnce, *n.* intellect, တာ်ကုန်တန်ဒေးသု; information communicated, တာ်ဒူးသွန်ညှိ နာ်ဟူထာ်တာ်, တာ်ပရပစာ်; an intelligent being or spirit, applied to pure spirits, ပုထာ်ထေကုန်တာ်တန်ဒေးတာ်သုအကထုတ်တေန်.
- In-tēl'li-gēn-ger, *n.* ပုထာ်ထေအာ်တာ်ပရပစာ်တဂၤ.
- In-tēl'li-gēnt, *a.* endowed with intellect, sensible, အိန်မီးတာ်ကုန်တန်ဒေးသု; knowing, well informed, န္ဍဟ်နာ်ဟ်တာ်အါခံၤ.
- In-tēl'li-gi-ble, *a.* plain, comprehensible, ထာ် န္ဍဟ်နာ်ဟ်အိသတန်.
- In-tēn'per-ance, *n.* See INTEMPERATE.
- In-tēn'per-ate, *a.* immoderate in the indulgence of the appetites, ထာ်အအိန်ထုန်ကိထီ ထုန်ကိတာ်, တကိၤအထးတန်, ထာ်သးကထုန် ကထီ

- တာ်ထေပု; addicted to the use of liquor, ညီနွီအိမုၤထေသးထာ်သံးစါကိမိ; excessive, inordinate, ညီနွီမာ်တာ်စံးခံးနွီတထာ်ကွန်အစား.
- In-tēnd', *v. i.* to mean, disign, purpose, တာ် ကိန်ဝဲ, ပန်ထီထေသးထာ်ကမာ်ခံးခံးနွီ.
- In-tēnd'ant, *n.* ပုထာ်ထေခံးညီမိတုတာ်ခံးတာ်မာ်တဂၤ. See SUPERINTENDENT.
- In-tēnd'ed, *a.* ထာ်အမီးတာ် အိန် ထီ ထေ သး. —, *n.* ပုမီးတာ်အိန်ထီအသးတဂၤ.
- In-tēnsē', *a.* severe, violent, စံး, ဆုန်, နးမး; excessive, ထာ်ထေထုန်ကိကွန်အစား; said of heat, ကိာ်ကမးထး, ကိာ်ခဲကမး.
- In-tēnsē'ness, In-tēn'si-ty, *n.* See INTENSE.
- In-tēn'sion, *n.* See INTENSE.
- In-tēn'sive, *a.* ဆုန်, တန်စားမီးထာ်စံးစံး; the intensive particles are, မး, ကာ, နး, ကထေ, ကထေ, &c.
- In-tēnt', *a.* eager, earnest, သးအိန်ဆုန်ဆုန်ထာ်ထေ မာ်တာ်အံးတာ်နွီ, စံး, ဗိန်ဆု, သးဗိန်ဆု. —, *n.* a design, aim, purpose, တာ်ကုန်ထီတန်ဒေး ထီထာ်ထေကမာ်တာ်အံးတာ်နွီသပုာ်ကတော်.
- In-tēn'tion, *n.* design, purpose, တာ်ပန်ထီထေထာ် ကမာ်ခံးခံးနွီ; earnestness. See INTENT, *a.*
- In-tēn'tion-al, *a.* ထာ်စားမီးတာ်ပန်ထီထေထေခံးခံး နွီ.
- In-tēnt'ness, *n.* See INTENT, *a.*
- In-tēr', *v. t.* to bury, inhume, ခုန်ထီထေထာ်ထေကွန် ထာ်တိန်မိန်ထေ.
- In-tēr'ca-lar, In-tēr'ca-la-ry, *a.* ထာ်စားမီးတာ်ထေ ထီတခံး, ထီကထာ်ထေသး, ထေမိနွီမာ်ထေခံးခံး, မုးတြီထေခံးထီနွီညီနွီအိန်ဝဲ ၂၀ ထီ, မုးပုာ်ထေထီ နွီတတီ ထီနွီတတီ အိန်ဝဲ ၂၉ ထီ, မီးထီအဝဲနွီပ ကိးထေ intercalar day.
- In-tēr'ca-lāte, *v. t.* to insert between others; as, to insert a day, ထနုၤအထီနွီဒူးထီကထာ် ဝဲတထီ; to insert a month, ဒူးထီကထာ်ထီ တထီ, ပထီခံးဝဲ ထထီထညး.
- In-tēr-ca-lā'tion, *n.* See INTERCALATE.
- In-ter-cēde', *v. i.* to interpose, mediate, မာ်ဆု မာ်မီးတာ်ထာ်ပုခံးမိအဘာ်စာ်; plead for, ဆု နုာ်တာ်ထာ်ပုၤထေဂီၤ.
- In-ter-cept', *v. t.* stop and seize on the way,

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

ကြိမ်ကွပ်တင်ကာကျွန်၊ ခြိမ်၊ ခြိမ်ဘျိုး obstruct, တမိ
 ဘတ်တင်၊ ကြိတ်တင်.
 In-ter-cēp'tion, See INTERCEPT.
 In-ter-cēs'sion, *n.* See INTERCEDE.
 In-ter-cēs'sor, *n.* one who pleads for another,
 ပုထောက်အလှူတင်ကာပုထောက်ခေါ်; a mediator,
 ပုမေဗုဒ္ဓိတင်ကာခံခိအတော်စား.
 In-ter-chāng'e', *v. t.* give and take mutually,
 ထဲလိင်သက်တော်; succeed alternately, ခုခဲ
 လိင်တင်တင်တင်တင်တင်တင်တင်တင်တင်တင်. —, *n.*
 တင်ထဲလိင်သက်တော်. See EXCHANGE.
 In-ter-com-mūn-i-cā'tion, *v. t.* တင်ကျိပ်ကျိပ်လိင်အ
 သးတင်ကျိပ်လိင်အသး. See INTERCOURSE.
 In-ter-cōst'al, *a.* Anat. အိမ်ထောင်စဉ်အတော်စား.
 In-ter-cōurse, *n.* communication, commerce,
 တင်ကျိပ်ကျိပ်လိင်အသးထာတင်ကျိပ်ကျိပ်လိင်အသး.
 In-ter-dīct', *v. t.* to prohibit, forbid, တတုတ်တုတ်
 အခွဲ, မလိင်တင်ထာသုတမတော်တဂု.
 In-ter-dict, In-ter-dic'tion, *n.* See INTERDICT.
v. t.
 In-ter-dic'tive, In-ter-dict'o-ry, *a.* prohibito-
 ry, ထာအတတုတ်အခွဲတင်, ထာအကြိမ်ဘတ်တင်.
 In-ter-ēst, *v. t.* to cause to be concerned in,
 ခုခဲတင်စားမိပု; to affect the feelings, မ
 တင်မိတင်ထဲပသး, ထိပ်တူထိပ်ဝဲပသး.
 In-ter-est, *n.* concern, တင်ထာအတင်စားမိပု; ad-
 vantage, benefit, welfare, တင်ကျွမ်း, တင်ဂု
 ထာပရိ, တင်ဂုထာထာပရိ; favor with others,
 တင်သးအိမ်ပု; premium paid for money,
 စုအထုတ်ထိပ်.
 In-ter-fēre', *v. t.* to intermeddle, မတော်တင်ပုထောက်
 မလောအတင်ကျိပ်ကျိပ်အသးမိအိ. —, *v. i.*
 to come in collision, တင်မိတင်ထဲလိင်အသး.
 In-ter-fēr'ençe, *n.* See INTERFERE, *v. i.*
 In-ter-fūs'ed, *a.* ထာအအိမ်ဘိဗျာအသးထာတင်ဂုအ
 ကျိ.
 In-ter-im, *n.* time intervening, အထာအကတိ
 ထာအစွပ်အထာကတိခံခံအတော်စား.
 In-ter'i-or, *n.* the inside, not near the sea, အ
 ခပ်သး, အအိပု, အထဲပု, အပု. —, *a.* in-
 ternal, inner, အပုတမိ, ထာအသးကံပုတမိ.
 In-ter-jā'cēt, *a.* being between, ထာအအိမ်ထာ
 တင်ခံခံအတော်စား.

In-ter ject', *v. t.* to insert, ဆွဲနှင်, ဆွဲနှင်ထာတင်အ
 တင်စား.
 In-ter-jēc'tion, *n.* exclamation, တင်ထိပ်ခွဲစုစု, တင်
 ကိးထိပ်စုစု. See INTERJECT.
 In-ter-lāce', *v. t.* to intermix, interweave, မ
 သတင်ဘုတ်ထုကလိင်အသး, မတော်တင်လိင်အသး,
 မလောအသးထုကထင်.
 In-ter-lāpse', *n.* အထာကတိထာအပုထောက်ထာတင်ခံက
 တိအတော်စား.
 In-ter-lārd', *v. t.* to insert between, ဗာဗျာတင်
 မိတင်အတင်မိတင်အထဲ, ဗာဗျာတင်တမံ မိတင်
 ဂုတမံအတင်.
 In-ter-lēave', *v. t.* ပင်ကလိစးခိအက ဘျား ထာ ထိင် က
 ဘျားအတော်စားစုစု.
 In-ter-līne', *v. t.* ကွဲထာထိပ်ကမိထိင်တ တိ ထာ ထိင်
 အိမ်ပင်စားခံထာအတော်စား.
 In-ter-līn-e-ā'tion, *n.* interlining, the matter
 inserted between two lines, တင်ကွဲထာထိ
 တင်ထာထိင်အိမ်ပင်စားခံထာအတော်စား. See IN-
 TERLINE.
 In-ter-lōck', *v. i.* to embrace, be united or
 locked together, မသးစရိကိးကစ, မအသး
 ထုကံထုကစ. —, *v. t.* to lock one with
 another, ထုကံထုကစလိင်အသး.
 In-ter-lo-cū'tion, *n.* dialogue, conference, တင်
 ကတိတမိတဂုတမိတဂု, တင်ကတိလိင်အသး ထာ
 မိထာမိ.
 In-ter-lōc'ū-to-ry, *a.* ထပ်စားမိ interlocution.
 In-ter-lōpe', *v. i.* ထဲနှင်မတင်မဲထဲထိထာအတင်စား
 မိအိထာတင်.
 In-ter-lūde, *n.* တင်မလှင်တင်ထာထာခံခံ အတော်စား,
 တင်စားမိပုစုစု (music) ဝှင်ဂု, တင်ဂဲကထိပ်ဝှင်ဂု.
 In-ter-mār-riage, *n.* See INTERMARRY.
 In-ter-mār'ry, *v. i.* မိမိအသးမိပုပုပုမိအထဲတစုစု, မိ
 ထုစုအထဲတစုစုထာအကမိအသးမိအပုပုမိစုစု.
 In-ter-mēd'dle, *v. i.* to interfere, မတော်တင်ပု
 ဂုအတင်ထာအတင်စားမိအိ.
 In-ter-mē'di-al, In-ter-mē'di-ate, *a.* အိမ်ထာတင်
 ဂုအတော်စား.
 In-tēr'ment, *n.* burial, sepulture, တင်နှင်ထိပု
 ထိမိ.
 In-tēr'mi-na-ble, *a.* endless, unlimited, ထာအ
 ကတင်တင်အိမ်ထာ, ကတင်တင်ထုတင်.

ä, ê, î, ò, ù, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre, fär, läst, fall, whät; thäre, veil, tērm; pique; done, fūr,

In-termín'gle, *v. t.* to mingle, intermix, ကျိပ်
ကျဲလိပ်, ဆါဆင်အသား.

In-ter-mis'sion, *n.* See INTERMIT.

In-ter-mít', *v. i.* to cease for a time, ကွာဝဲ, ဆီ
တုဂဲတဖ်, အိပ်ကတိတ်တဖ်တလီ. —, *v. t.* ခု
ကွာ, ခုအိပ်ကတိတ်တဖ်.

In-ter-mít'tent, *a.* သာအကွာဝဲ, သာအဆီတုဂဲတဖ်.
—, *n.* intermittent fever, ညှပ်ဖိကွာ.

In-ter-mix', *v. t.* to mingle, ဆါဆင်တုဂဲ, ကျိပ်ကျဲ
တုဂဲ.

In-ter-mix'türe, *n.* a mass formed by mix-
ture, တပ်ဆါဆင်တုဂဲ, တပ်ကျိပ်ကျဲဆင်တုဂဲ; admix-
ture, တပ်ပင်ဖျိပ်တုဂဲအံတုဂဲအံအံဆါဆင်တုဂဲ.

In-ter-mün'däne, *a.* သာအိပ်ကတိတ်တဖ်တလီ
ဖိဒါအတုဂဲတဖ်.

In-tér'n'al, *a.* interior, အအိပ်ပု, အထဲပု, အသားကံ
ပု; pertaining to the heart, ထပ်ဆားဖိသား
ကံပု; intrinsic, ထပ်ဆားတုဂဲဖိပု, ထပ်ဆားဖိအ
ကတိတ်တဖ်, အတုဂဲတဖ်, တမ့တုဂဲသားအထဲသားတဖ်.

In'ter-nöde, *n.* space between nodes or knots,
ကမိပ်, ကမိပ်ကပပ်, ကမိပ်ကပု, ကမိပ်ဖေဖိ.

In-ter-nün'ci-o, In-ter-nun'ci-us, (nün'shí-o)
(nun'-shí-üs), *n.* ပုသားအဆွာတုဂဲပုဂုဂု, တပ်
မလိပ်ပုဂုဂု, သာပုခဲအတုဂဲတဖ်, ကလူးထံခဲ
အတုဂဲတဖ်.

In'tér-po-läte, *v. t.* to insert, change, ဝါနွင်တု
ကတိတ်အထိသားတုဂဲပပ် စား အကျိ, ဝါနွင်တု
ထိသားအတုဂဲတတိတ်တဖ်သားတုဂဲပပ်စားအကျိ.

In-ter-po-lä'tion, *n.* တပ်ကတိတ်အထိသား
ပုဝါနွင်ဝဲသားတုဂဲပပ်စားအကျိ.

In-ter-pöse', *v. i.* to mediate, နွင်မာဆွာမာဖိ
ထံပုခဲအတုဂဲတဖ်, နွင်ထိပ်အသားထံပုထိပ်
အသားခဲအတုဂဲတဖ်ဖိအကျိ ထပ် ခိ ထပ် ခိ. —,
v. t. to place between, ပပ်တဖ်တု, ပပ်ထံ
ထံပုခဲအသားအထဲတဖ်ထပ်ထံပပ်အသားတုဂု;
to obstruct, တဖ်တဖ်, ကြိတ်တုတမံထံပပ်
တဖ်.

In-ter-po-si'tion, *n.* See INTERPOSE.

In-tér'pret, *v. t.* to translate, ဟုဂဲအခိပညိ, ဝု
ထိပ်နုထိပ်ဆွာကျိတ်တကလုဂဲ; to explain the
meaning, expound, ကတိတ်ကျိတ်တကတိတ်
ဆေး, ထဲဖျိထိပ်တုအခိပညိ.

In-tér-pre-tä'tion, *n.* See INTERPRET.

In-tér'pre-ter, *n.* ပုသားအကတိတ်ကျိတ်တကတိတ်
ဆေး, ပုသားအထဲဖျိထိပ်တုအခိပညိ.

In-ter-rég'num, *n.* အဆားကတိတ်ထံပပ်ခဲ
စား.

In-tér'ro-gäte, *v. t.* to ask questions, သံကျိတ်
သံမိတ်, သံသမိတ်.

In-tér-ro-gä'tion, *n.* a note that marks a ques-
tion, တပ်ပန်သားအတုဂဲဆားဖိသံကျိတ်
သံမိတ်, မာအသားခဲ, (?) See INTERROGATE.

In-ter-rög'a-tive, *a.* သာအသံကျိတ်
သံမိတ်; as, an interrogative sentence, တပ်
ကတိတ်တထပ်သားအသံကျိတ်.

In-ter-rög'a-tö-ry, *n.* တပ်သံကျိတ်
သံမိတ်. —, *a.* See INTERROGATIVE.

In-ter-rüpt', *v. t.* to break continuity, မာ
ထိပ်ကတိတ်, မာထပ်တုအဆေး; obstruct, hinder,
ကြိတ်တု, မာတပ်တု.

In-ter-rüpt'ed-ly, *adv.* ကခုကထဲကခုကထဲ; as, I
work interruptedly, ထမာတပ်ကခုကထဲကခု
ကထဲ.

In-ter-rüp'tion, *n.* a hinderance, တပ်
ကြိတ်တု, တပ်မာတပ်တု.

In-ter-séct', *v. t.* to cut or cross mutually, ခိ
တုဂဲထိပ်အသား, ခိတ်တုဂဲထိပ်အသား, ဝပ်
ထပ်ထိပ်အသား.

In-ter-séc'tion, *n.* the point of crossing, ခိ
တုဂဲထဲထိပ်, အထိပ်ထဲအခိတုဂဲ.

In-ter-spërse', *v. t.* to scatter among, မာ
တပ်ပြဲပြဲထိပ်အသားထံပပ်တဲထံပပ်
ထံပပ်.

In-ter-spër'sion, *n.* See INTERSPERSE.

In'ter-stiçe, *n.* တပ်ကခု, တပ်ကခု
ကတု, တပ်ကဘဲထံထံ.

In-ter-tëx'türe, *n.* တပ်ထိတ်ကျိတ်
ကျဲဆင်တုဂဲ.

In-ter-twine', In-ter-twist', *v. t.* တပ်
ဘုဂဲထိပ်အသား, ပကံပကံထိပ်အသား. —,
v. i. အိပ်စားစားထိ, အိပ်စား
ပကံပကံထိပ်အသား.

In'ter-val, *n.* — of space, တပ်ထံ
ထံပပ်အသား, တပ်ထံထိပ်အသား; — of time,
တပ်ဆေးကတိတ်, တပ်ခဲကတိတ်အတုဂဲ
စား, မိတ်; as, to go after an interval, ထံ
မိတ်; to come after an interval, ထဲမိတ်;
to follow at some distance, မိတ်ကု, မိတ်
မိတ်.

In-ter-vène', *v. i.* to come between, နွင်
ထံထံထံ.

dg, wqlf; furl, rüde, push; e.í.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as sz; x as gz; n as in linger.

ခံဝေ့ဝေ့, ခံဝေ့ဝေ့အထာၼ်စၢၤ, အိၼ်ထာၼ်ခိၼ် အထာၼ်စၢၤ.
In-ter-ven'tion, *n.* an interposition, တၢ်န့ၼ်တၢ်လၢတၢ်ခိၼ်အထာၼ်စၢၤ; a mediation, တၢ်န့ၼ်ထာၼ်ခိၼ်အထာၼ်စၢၤဖိၼ်သးကမၤမၤလိၼ်ဖိၼ်လိၼ်အသး.
In'ter-view, *n.* တၢ်အိၼ်သကိးလိၼ်အသး, တၢ်ကတိၤသကိးတၢ်.
In-ter-weave', *v. t.* ထါဃါဆုၼ်တၢ်, ထါကိၼ်ကိၼ်ကိၼ်ကိၼ်ကိၼ်တၢ်ဖိၼ်တၢ်အံၤတၢ်န့ၼ်, ပကံးပကံးလိၼ်အသး.
In-tēs'tate, *a.* dying without making a will, လၢအသံၼ်ဖိၼ်တကွဲးပၼ်စၢၤလိၼ်ထာၼ်အကနီၤဖးအတၢ်ဖိတၢ်လိၼ်တၢ်; not bequeathed, not willed, တဖိးတၢ်တၢ်ဟ့ၼ်သါအိၼ်တၢ်. —, *n.* ဖုၤသံဖိးတကွဲးပၼ်လိၼ်ထာၼ်အကတၢ်တၢ်ဖိတၢ်လိၼ်အကိၼ်.
In-tēs'tin-al, *a.* အိၼ်ထာၼ်ဖၢပုၤ, ထၼ်ဃးဖိးပွံၼ်တဖၼ်.
In-tēs'tine, *a.* interual, ထာၼ်ညါဖိ; domestic, လၢအတၢ်ခၼ်ဝဲအကျိ; as, intestine war, တၢ်ခၼ်တၢ်ခါထာၼ်အကိၼ်ခၼ်ဝဲ.
In-tēs'tines, *n. pl.* ပွံၼ်တဖၼ်.
In-thrall', *v. t.* to enslave, shackle, မၤလဲကုၼ်ပုၤ.
In-thrall'ment, *n.* act of inthralling, တၢ်ခုးကဲကုၼ်; bondage, slavery, တၢ်အိၼ်ကဲကုၼ်.
In-throne', *v. t.* ပၼ်တီၼ်ပုၤထာၼ်ဖိပၤလိၼ်, ပၼ်တီၼ်တၢ်လၢပကံးအလိၼ်. See ENTHRONE.
In'ti-ma-cy, *n.* တၢ်ခူလိၼ်အသး, တၢ်သ့ၼ်ညါလိၼ်ဖိးတၢ်အိၼ်လိၼ်အသး; the state of being intimate with, တၢ်ညါန့ၼ်မၤဆုၼ်ထဲဆုၼ်အိၼ်ဆုၼ်လိၼ်အသး.
In'ti-mate, *n.* an associate, အတၢ်အသကိး, ဖိၼ်ပိၼ်. —, *v. t.* ဆ့ၼ်ထဲတၢ်ပနီၼ်ဖိၤ, ထဲထြၼ်ထဲကပၤတၢ်. —, *a.* near, close, ဘူး; familiar, ညါန့ၼ်, လိၼ် တၢ်လိၼ် ဆဲး; as, an intimate acquaintance, ပုၤထာၼ်သ့ၼ်ညါ လိၼ်ပ သးလိၼ် တၢ်လိၼ်ဆဲး.
In'ti-mate-ly, *adv.* familiarly. See INTIMATE, *a.*
In-ti-mā'tion, *n.* တၢ်ဟ့ၼ်ထဲတၢ်ပနီၼ်ဖိၤ, တၢ်ထဲထြၼ်ထဲကပၤတၢ်.
In-tim'i-date, *v. t.* to frighten, terrify, မၤဖျံးမၤဖုးတၢ်, မၤလိၼ် ညါလိၼ်ဖုးတၢ်.
In-tim-i-dā-tion, *n.* See INTIMIDATE.
Into, *prep.* ဆုၼ်ပုၤ, ဆုၼ်အကျိ, ထာၼ်ပုၤ, ထာၼ်အကျိ; as, he went into the city, အဝဲထဲဆုၼ်ပုၤ; he went into the jungle, အဝဲထဲဆုၼ်ပုၤထၢ်ကျိ;

he went into the water, အဝဲထဲဆုၼ်ပုၤထၢ်ကျိ.
In-tōl'er-a-ble, *a.* insufferable, တၢ်ထာၼ်ပတုၼ်တၢ်န့ၼ်ခိၼ်တကဲတၢ်.
In-tōl'er-ance, *n.* See INTOLERANT.
In-tōl'er-ant, *a.* not enduring or lenient, တညီန့ၼ်ဝံသးစူၤတၢ်, တညီန့ၼ်တုၼ်လိၼ်တၢ်တလိၼ်ပလိၼ်အသးထာၼ်ထွဲတက့ၤတၢ်; not tolerating difference of opinion or worship, ညါန့ၼ်မၤအာမၤသိၼ်ပုၤထာၼ်အသ့ၼ်တၢ်တၢ်အထွဲၼ် အထွဲၼ်လိၼ်ဆိးအိၼ်အထီ.
In-tōmb', *v. t.* to entomb, bury, ခၢန့ၼ်ထာၼ်သ့ၼ်ခိၼ်ပုၤ.
In-to-nā'tion, *n.* တၢ်မၤသိၼ်လိၼ်ဆိးလိၼ်အသးတဖၼ်ဖိးတဖၼ်စူၼ်.
In-tōx'i-cāte, *v. t.* to make drunk, မၤမုၤသံးအိၼ်. See INTOXICATED.
In-tōx'i-cā-ted, *p. a.* မုၤသံးဝဲ, ထာၼ်မၤမုၤအသးထာၼ်အိၼ်တၢ်အိၼ်တၢ်အံၤတၢ်န့ၼ် အထီ; as, an intoxicated person, ပုၤအိၼ်မုၤသံးအိၼ်.
In-tōx-i-cā'tion, *n.* drunkenness, တၢ်မုၤထာၼ်သံးဖိၤဝဲဖိၤ,
In-trāct'a-ble, *a.* obstinate, unteachable, နၢ်က့ၼ်ထာၼ်ပသိၼ်လိၼ်ဆိးတန့ၼ်, ထိၼ်လိၼ်ထွံးအနၢ်.
In-trāct'a-ble-ness, *n.* See INTRACTABLE.
In-trāns'i-tive, *a.* ထာၼ်အခိၼ်တၢ်နီၼ်တဖၼ်, အမၤတၢ်တတၢ်ဖိ တၢ်ထံးတၢ်ဂၤတၢ်; an intransitive verb, တၢ်တုၼ်နီၼ်, တၢ်ထာၼ်အဖိးတဖၼ်တၢ်.
In-trans-mū'ta-ble, *a.* ထာၼ်အထဲလိၼ်အသးတသ့, ထဲထိၼ်တၢ်တဖၼ်ခၼ်တဂၤခၼ်တသ့.
In-trēnch', *v. t.* to surround with a trench, မၤဝဲတရံးတၢ်အလိၼ်ထာၼ်အ ခုၼ် လိၼ် ထာၼ် န့ၼ် တၢ်အကျိးမၤကတိၤထိၼ်တၢ်ခိၼ်; to furrow, မၤန့ၼ်တၢ်အကျိ. —on, မၤထၼ်ပုၤဂၤအကျိ.
In-trēnch'ment, *n.* See INTRENCH.
In-trēp'id, *a.* bold, brave, fearless, အိၼ်ဖိးအသးစူၤတထွဲ, တပျံးတၢ်တၢ်တၢ်, ထာၼ်ပၼ်စူၤအသး
In-tre-pid'i-ty, *n.* See INTREPID.
In'tri-ca-cy, *n.* See INTRICATE.
In'tri-cate, *a.* entangled, involved, ထာၼ်အသဘိၼ်သ့ၼ်ထုၼ်အသး; obscure, perplexed, ကိဝဲ, ခဲဝဲ, အဝဲအကျိ, န့ၼ်န့ၼ်ပၢ်ကိး; —sentences, တၢ်ကတိၤထာၼ်ပနီၼ်ပၢ်အခိၼ်လိၼ်မၤ.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

In-trigue', *v. i.* ကျင့်ထိန်ဖမ်းလိမ္မာသွင်တက်ထာအကလိနို
 ဂှါဝါအဂီဝါ။——, *n.* See INTRIGUE, *v. i.*
 In-trin'sic, *a.* true, real, essential, inherent,
 နှိုက်ကိတ်, ထာအမှတ်အတိ, ခပ်တက်; as, intrinsic val-
 ue, ဝှါခပ်တက်.
 In-tro-dūce', *v. t.* to bring or put in, ချာနှင်, ဆွဲ
 နှင်, ချာနှင်; to lead into the presence of, ဆွဲ
 နှင်ပျာချောပျာဝါအခပ်ညါ; to commence the use
 of, သွင်ထိန်သီတက်တံပံပံ အခိန် ထံးတဘျီ; to
 produce, cause to exist, ချးအိန်ထိန်သီတက်,
 ချးကဲထိန်သီတက်; to make preliminary re-
 marks, ဆွဲနှင်သီတက်ကတိအခိန်ပျာ.
 In-tro-dūc'tion, *n.* See INTRODUCE, *v. t.*
 In-tro-dūc'to-ry, *a.* ထပ်ဆားစီး introduction;
 preliminary, ထာအမပပ်စာတက်ထာကဆွဲနှင်
 အခိန်ပျာအဂီဝါ; as, introductory remarks,
 တက်ကထိပပ်စာ.
 In-tro-mit', *v. t.* to set in, admit, ဆွဲနှင်, မာနှင်,
 ပပ်ထိအလိတ်ထာတက်ကနှင်အဂီဝါ.
 In-tro-spēct', *v. t.* ကွန်နှင်လာတက်အပူတမိ.
 In-tro-vērt', *v. t.* to turn inwards, ကခါနှင်ကွာ
 တက်.
 In-trude', *v. i.* to obtrude, encroach, နှင်ထာအ
 လိတ်အတန်တက်အခွဲ။ ——, *v. t.* ဆွဲနှင်တက်ဆွဲ
 အလိတ်အတန်တက်အခွဲထာအကနှင်တက်ဝဲ.
 In-tru'sion, *n.* See INTRUDE.
 In-tru'sive, *a.* ထာအနှင်တက်အလိတ်မီးတအိန် မီး အခွဲ
 တက်.
 In-trust, *v. t.* to commit, confide, ပပ်တက်ထာပျာ
 ဝါအစုပူထာသားတက်လိမ်ထာအနှင်အိမ်အမိ.
 In-tu-ŕtion, *n.* တက်သွေခပ်တက်တဘီထီ.
 In-tū'i-tive, *a.* ထာအသွေခပ်တက်, တမလိမ်ဝဲတက်.
 In-tu-mēs'cence, *n.* a swelling, တက်ညှိုးထိန်, တက်က
 မိန်ထိန်.
 In-tur-gēs'cence, *n.* See INTUMESCENCE.
 In-twine', *v. t.* to twine or twist into, မပကံ,
 ဘိပကံ, ဖျာတကံ.
 In-ūn'dite, *v. t.* to overflow, deluge, flood, မ
 ထုင်ထာတက်, ထံထုင်ထာတက်.
 In-un-dā'tion, *v. t.* တက်ထုင်ထာကွင်တက်, တက်ထံထိန်ထုင်
 ထာတက်.
 In-ūre', *v. t.* to harden, accustom, မီးညှိနှိုင်းအသား
 ထာတက်နားတက်ဖျိန်ခိမ်းအထွက်ကနိုဖျိန်ကဲ.

In-ū-til'i-ty, *n.* uselessness, unprofitableness,
 တက်မလောအတကျိုးတက် တက် ထပ်, တက် ထာ အ သူ တ
 ထိန်, တက်ထာအကျိုးတထိန်.
 In-vāde', *v. t.* to enter a country hostilely, ထဲ
 ချးပျာဝါအထံအကီဝါ; to encroach on, ထံးနှိုက်ဝှင်
 နှိုက်ပျာဝါအတက်, မာတက်ပျာဝါအကွဲ.
 In-vālid, *a.* weak, null, အဂီဝါအထိတအိန်; တက်
 တကျားတက်; of no force in the law, တက်
 တကျားတက်ထာအတမူထိန်လိပလိန်မီးတက်သိန်တက်
 သီအမိ.
 In'va-lid, *n.* ပျာထာအထပ်တက်ဆူးတက်ဆါ, ပျာ ထာ အ တ
 ထိန်ဆုန်ထိန်ဆွဲတက်, ပျာထာအကွဲအကွဲ။ ——, *a.*
 ထာအတထိန်ဆုန်ထိန်ဆွဲတက်, အကွဲအကွဲ.
 In-vālid-āte, *v. t.* See INVALID, 2d. def.
 In-vā'lū-a-ble, *a.* inestimable, အလှိုင်းမိန်အပျာမိန်
 ဝဲ, ထာအပျာမိန်ကထိမိန်တုခပ်ထံပွဲအိမ်တသ့.
 In-vā'ri-a-ble, *a.* unalterable, unchangeable,
 ကလှိုတထံခိန်မိန်လိတ်တပျာ, တလိမ်ထီ ထပ်, ဝှိ သိး သိး
 ထီထီ.
 In-vā'ri-a-ble-ness, *n.* See INVARIABLE.
 In-vā'sion, *n.* တက်ထဲနှင်ဆုထံဂါကီဝါဝါအပျာမိန်ခိမ်းကစု
 နှိုက်ဝဲ. See INVADE.
 In-vēc'tive, *n.* See INVEIGH.
 In-veigh', (in-vā'), *v. i.* to reproach, ပပ်တက်ကမန်
 မီးရန်ရွှင်ဝဲ.
 Invē'gle, (in-ve'gl), *v. t.* to seduce, မာလွဲကခိလွဲ
 ကခါတက်ခိမ်းခိမ်းနှိုက်, ကွဲနှိုက်ကထိန်နိုက်တက်.
 In-vēnt', *v. t.* to contrive and make some-
 thing new, ကျင့်မာနှိုက်တက်အသီ; devise false-
 ly, ကျင့်မာတက်ကထိကထီ.
 In-vēn'tion, *n.* that which is invented, တက်ထဲ
 ထိန်သီထာတက်ကျင့်မာဝဲ အ မိ; fiction, ပူထာပျာ
 ကျင့်ကွဲဝဲကထိကထီ, တမုန်ထပ်တက်နှိုက်နှိုက်ထပ်.
 In-vēn'tive, *a.* ညှိနှိုက်ကျင့်မာနှိုက်တက်အသီ.
 In'ven-to-ry, *n.* list, schedule, တက်မိတက်ထံးအစရိ.
 In-vērse', *a.* ထိန်ဘိးကခါ မိန် ခံ; as, he gives in
 inverse proportion to his income, အဝဲမာ
 သွင်တက်နှိုက်တခိမ်းအတက်ထူးတက်ထီအထီထိန်ဝဲ, ဝှိအိအ
 မာရှာလိမ်အတက် မာ သွင် တ မိ လိမ်.
 In-vēr'sion, *n.* တက်ဘိးကခါတက်, တက်မိန်ခံ.
 In-vērt', *v. t.* to turn over, upside down, ဘိး
 ကခါတက်, မာမိန်ခံတက်.
 In-vest', *v. t.* to clothe, ချးကူသိးတက်; to give,

do, wolf; fūrl, rude, push; e. i. o. silent; ç ass; çh ash; ĝ as j; ġ as in ġet; s as z; x as gz; n as in linger.

as position or power, ထွန်အနွဲ့ထောအကမေ
တော်စံတော်နှု၊ ဟုန်အစီကမီထောအကမေတော်တခံပံ
အစီ; confer, as an office or honor, ထွန်
အလီထောအတန်စားမီးအစီအကမီ, ထွန်အခံအ
ထွန်အိန်မီးတော်ထောကမီ; adorn with, ရှုကထာ
ကထဲထီတော်အိန်မီးအစီအထော; besiege, ကမီ
ဆင်တော်ခံပံပုထော နှစ်ထဲထီတော်သုတပာ် တဂု အစီ;
to invest money, ပန်စွန်သီးကအထီတံ့.
In-vēs'ti-gāte, *v. t.* to search into, သင်သမီးတော်,
သံစီကိန်ထံတော်.
In-vēs-ti-gā'tion, *n.* study, inquiry research.
See INVESTIGATE.
In-vest'i-tūre, *n.* တော်ထွန်အလီ, တော်ထွန်အစီအကမီ
ထောတော်စံတော်နှုအစီ.
In-vest'ment, *n.* See INVEST.
In-vēt'er-a-ge, *n.* See IVETERATE.
In-vēt'er-ate, *a.* obstinate, malignant, ထောအ
မအသးတလီလီတလီ လီတုအကျှဲ ထီတံ့ မီး
ကျဲကုကိမေ.
In-vīd'i-ous, *a.* ထောအကရုလဲထီတော်သးဟုသးကါတော်;
as, why do you make such invidious
comparisons, တန်မနှုထောထုပနှုလီသုသးထံ,
တန်မနှုထောထုပလီလီသုသးခံပံနှုထံ.
In-vīg'or-ate, *v. t.* to strengthen, animate, မ
ဆုန်တော်အစီအထါ, ထွန်လီတော်အစီအထါ.
In-vīg-or-ā'tion, *n.* See INVIGORATE.
In-vīn'ci-ble, *a.* unconquerable, ထောအတန်မေးနှု
မဆန်အါတသ့, ထောပေးနှုအါတသ့.
In-vīn-ci-bil'i-ty, *n.* See INVINCIBLE.
In-vī'o-la-ble, *a.* not to be violated, sacred,
ထောအတကြားတန်တော်မဆန်မိတန် ထံးအါ တန်, တ
ကြားတန်တော်မဟေးဂီ, တကြားတန်တော်မတရီတပါ
တန်, ထောပဆန်မိတန်ထံးအါတသ့.
In-vī'o-late, *a.* uninjured, unpolluted, တတန်
တန်တန်မိတန်ထံးတန်, တတန်တော်မဟေးဂီအါနီတ
မဲးတန်.
In-vīs-i-bil'i-ty, *n.* See INVISIBLE.
In-vīs'i-ble, *a.* imperceptible to sight, ထံတ
သ့ကွာ်တရီတန်.
Invi-ti'tion, *n.* See INVITE.
In-vite, *v. t.* to ask to come, ကွဲနှု, ကီးအိန်ထကီး;
to solicit, ကွဲထွေးပုဂ်အကထဲ အိန်ထကီး; to
allure, လွဲကမဲလွဲကမီ.

In'vo-cāte, *v. t.* to address in prayer, invoke,
ဆုထါကညး, ဆုထါထုကစဉ်, ကီးထီတော်အခံ.
In-vo-cā'tion, *n.* See INVOCATE.
In'voīce, *v. t.* ကွဲလီတော်စုလီခိန်ခိန်ထောရီပုမီးပန်
လီဆုန်မီးအပူ. —, *n.* ထံထောတော်မိတော်ထံး
အပူအိန်ကွဲအသးလောအပူ.
In-vōke', *v. t.* ကီးထီတော်အခံ, ဆုကညးထီတော်ခိက
နှုတော်မေးနှု; to invoke the supreme be-
ing, ဆုပတံထါကညးကစဉ်ဂု; to invoke a
departed spirit to return, ကွဲထော.
In-vōl'un-ta-ry, *a.* unwilling, ထောပထောပထောတ
အိန်တန်; independent of will or choice,
ထောအမအသးစဉ်ထောပုထီတသ့တန်, တတန်စား
မီးပထောပထောတန်.
In-vo-lū'tion, *n.* See INVOLVE.
In-volve', *v. t.* to wind over and about, ဘိဘုန်
တန်ဆုန်လီထသး; wrap over and over,
အိန်မီးကထောတထောတန်တထော; cover on all
sides, ဘိန်ဘိဆင်; to imply, စံးတော်တလီတော်
လီထေးသနန်ကုအိန်မီးအခိပထီခိအံးနှု; to take
with, မမဲထွေးဆုန်, မပန်ဆုန်; to entangle,
embarrass, ရှုတန်တော်ကိတံ့.
In-vūl'ner-a-ble, *a.* incapable of receiving in-
jury, ထောအတန်တော်မဆါအါ, တော်မေးနှုအါတသ့
တန်, ခာန်; to make invulnerable, ကြဲ (ကရု)
လီထေးသး; drugs which render a person
invulnerable, ကသိန်ခာန်.
In'ward, *a.* interior, ထောအသးကံပု, ထောအမိပု;
pertaining to the heart, တန်စားမီးသုန်မီး
သး.
In'ward-ly, *adv.* See INWARD.
In-weave', *v. t.* to weave together, ထါဆုန်, ထါ
ကိန်ကွဲဆုန်.
In-wrap', *v. t.* to wrap up, infold, to cover
by wrapping, ဘိန်ထီ, ဘိန်တံဆင်; to in-
volve. See INVOLVE.
In-wreath', *v. t.* မေးတရံးဆုန်ထောမိကွဲ, ထော wreath.
See WREATH.
In-wrought', *a.* worked in or among other
things, ထောမလဲထီဆုန်မီးတော်စံတော်နှု.
I'o-dīne, *n.* (အမိခိန်) ကသိန်တကထုန်.
I'ō, *int.* an exclamation of joy, ရှုနှုတော်သးရ.
I-ō'tā, *n.* a tittle, a jot, တော်ထံးကိန်ဂီ.

ā, ē, ī, ō, ū, ū, long; ä, é, ï, ö, ü, ŷ, short; cāre, fār, lāst, fāll, whā; thēre, veīl, tērm; pīque; dōne, fōr,

Īp-c-ċ-ū-in'hā, *n.* ကသံဉ်သြီးတကလုာ်.
 Ī-rās'gī-ble, *a.* irritable, သးဒိဉ်ထီဉ်ညီ, ထာအမာအ
 သးကရိကရး.
 Ī-rāte', *a.* See IREFUL.
 Ī-re, *n.* anger, wrath, rage, တာ်သးဒိဉ်, တာ်သးဒိဉ်
 သးကဲထီဉ်, တာ်သးထီဉ်.
 Ī-re'ful, *a.* သးဒိဉ်ထီဉ်နးနး, သးကိာ်ထီဉ်, ပွါဒီးတာ်သးဒိဉ်.
 Ī-ris, *n.* the rainbow, တာ်ကွဲး; iris of the eye,
 တာ်ကဝိထာအကျိးဘာ်ပဲဉ်ပွါဒီး.
 Ī-rish, *a.* pertaining to ireland, တာ်သးဒီးကိးအဲ
 အာ်ထီဉ်.—, *n.* See IRISHMAN.
 Ī-rish'man, *n.* ပွါအဲအာ်ထီဉ်ဒီး.
 Īrk'sōme, *a.* tedious, tiresome, vexatious, ထာ
 အမာတ်တံာ်ပွါ, ထာအမာလီထွဲးလီထီထီပွါ.
 Īrk'sōme-ness, *n.* See IRKSOME.
 Īron, (i'urn), *n.* the metal, ထး; a utensil made
 of iron, တာ်ကဲထီဉ် ထာ ထး; a flat iron, ထး
 ကိာ်မာညွတ်.—, *a.* made of iron, ကဲထီဉ်
 ထာထး; as, an iron spoon, နိဉ်တၢထး; un-
 yielding, hard, as, an iron will, သးရု, သး
 ဟူးဝးကိ.—, *v. t.* to smooth with a hot
 iron, ထူးညွတ်ထာထးကိာ်; to hand cuff, သီးဘာ်
 စု, သီးဘာ်ဒိဉ်ထာထးကျိာ်.
 Īron-bound, *a.* တာ်သးဒီးတာ်ထာအဒိဉ်ကျိးဘာ်အသး
 ထာထးကျိာ်.
 Ī-rōn'ic, Ī-rōn-ic'al, *a.* expressing one thing
 and meaning the opposite, ထာအကတိာ်
 တာ်တခံဒီးအဒိဉ်ထီဉ်တခံဒေဉ်, ထာအကတိာ် ကုဉ်
 တာ်.
 Īron-mōld, *n.* iron rust, တာ်ဘဉ်အာဝဲထာထးထီဉ်
 သ့ဉ်.
 Īron-mōn-ģer, *n.* ပွါထာအဆါတာ်ပွါတာ်ထာပွါဒူးကဲ
 ထီဉ်ဝဲထာထး.
 Īrons, *n. plur.* manacles, ထး ကျိာ် စု; fetters,
 ထးကျိာ်ဒိဉ်.
 Īron-works, *n. pl.* အလီဝဲပွါမာကဲထီဉ်ဟာ်အံထာ်န့ၤ
 ထာထး. See FORGE, *n.*
 Īron-y, *n.* တာ်ကတိာ်ကုဉ်. See IRONICAL.
 Ī-rā'di-āte, *v. t.* to illuminate, brighten, မာ
 ကဲထီဉ်ထီဉ်တာ်ဒီးတာ်ကပြဲကပြဲဝဲ.
 Ī-rā-di-ā'tion, *n.* See IRRADIATE.
 Ī-rā'tion-al, *a.* destitute of reason, ထာတာ်ကုဉ်

တာ်ဒးသ့တအိဉ်; unreasonable, ထာအဝုာ်ထ
 ထီဉ်, တဝုာ်ဒ်န့ဉ်ဘဉ်, တကြးဒ်န့ဉ်ဘဉ်.
 Īr-re-claim'a-ble, *a.* ထာပသိဉ်ထီဉ်သီထီဉ်တန့ၤထာ, ထာ
 ထာပထးကုာ်မာကုာ်တန့ၤထာ.
 Īr-rec-on-gil'a-ble, *a.* that cannot be recalled
 to amity, implacable, ထာပမာအုလီဉ်ကုာ်တ
 သ့; incompatible, inconsistent, တာ်လီဉ်ဒီး
 ဒုလီဉ်တသ့ဘဉ်.
 Īr-rec'on-cil-ed, *p. a.* တအုလီဉ်ဒီးဒုထာ.
 Īr-rec-on-gile'ment, Īr-rec-on-cil-i-a'tion, *n.*
 disagreement. See INRECONCILED.
 Īr-re-cov'er-a-ble, *a.* irretrievable, ထာအလီမာ်
 ဝဲဒီးပန့ၤဘဉ်ကုာ်ထီတသ့ထာ.
 Īr-re-deem'a-ble, *a.* တာ်ထာပပွါကုာ်တန့ၤထာ.
 Īr-re-dū'gi-ble, *a.* ထာပမာကဲထီဉ်ကုာ်ထာသီအသီးတ
 သ့, မာစာ်လီမာဆဲးလီပွါလီတသ့.
 Īr-re-frag'a-ble, or Īr-ref'ra-ga-ble, *a.* irrefut-
 able, undeniable, ထာပဘိးကမါမန့ၤမာဆဉ်
 တသ့, ထာအတမ့ၤဒ်န့ဉ်ဘဉ်, စံးအလီတအိဉ် ထုာ် တ
 ကုာ်ထီဉ်.
 Īr-rēf'ū-ta-ble, *a.* See IRREFRAGABLE.
 Īr-rēg'ū-lar, *a.* not according to rule, တဘဉ်
 လီဉ်ဒီးအဒိဉ်အဝဲဉ်; not according to custom,
 တာ်သီးဘဉ်ဒီးအလုာ်အထာ်; not uniform, တာ်
 သီးလီဉ်, တအုလီဉ်; not straight, တဘျာ်ထီဉ်;
 not morally right, တမာအသးဒီးတာ်သိဉ်တာ်
 သီအသီးထီဉ်.
 Īr-rēg-ū-lār'i-ty, See IRREGULAR.
 Īr-rēl'a-tive, *a.* unconnected, တဘဉ်သးဒီးတာ်အံ
 တာ်န့ၤ, တဒိဉ်ဒီးတာ်လီဉ်.
 Īr-rēl'e-van-ģy, *n.* တာ်တဘဉ်သးဝဲ, တာ်ကထီထာအက
 ပါ. See IRRELEVANT.
 Īr-rēl'e-vant, *a.* not connected with, တဘဉ်သး
 ဒီးဒီး; not pertinent, as, irrelevant lan-
 guage, တာ်ကထီထာအတဘဉ်သးဒီးအဝုာ်, တဘဉ်
 သးဒီးအလီ, တာ်ကထီထာအကပါ.
 Īr-re-lig'ion, *n.* ungodliness, impiety, တာ်ဘျဉ်
 တာ်ဘိတအိဉ်, တာ်ယူးထီဉ်ပွါတာ်ပွါပွါတအိဉ်.
 Īr-re-lig'ioūs, *a.* destitute of religion, အလုာ်အ
 ထာ်ထာအဘျဉ်တာ်ဘိတအိဉ်; contrary to
 religion, ထာအထီဉ်လီဉ်အသးဒီးတာ်ဘျဉ်တာ်ဘိ.
 Īr-rē'me-a-ble, *a.* တာ်သးဒီးကျဲထာပထဲ ကုာ် က မါ ကုာ်
 တသ့.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

- Īr-re-mé'di-a-ble, *a.* incurable, တၢ်ဆးမိးတၢ်ထၢကသံၣ်မၤ ဘျီက့ၤ တသ့; that cannot be amended, ထၢပဘျီက့ၤ, မၤဆၢၣ်လိာ်က့ၤ တသ့.
- Īr-re-mis'si-ble, *a.* unpardonable, တၢ်ဆးမိးတၢ်ကမၢ်လၢဆၢၣ်တၢ်ပျီၣ်ကွံၣ်တသ့.
- Īr-re-mov'a-ble, *a.* immovable, ထၢပသးအလီၢ်တသ့; that cannot be removed, as a swelling, &c. ထၢပမၤတၢ်မၤကွံၣ်တသ့.
- Ir-rēp'a-ra-ble, *a.* irrecoverable, ထၢပဘျီက့ၤ တသ့, မၤဂ့ၤလိာ်က့ၤ တသ့.
- Īr-re-péal'a-ble, *a.* ထၢပဂ့ၤခံၣ်ညီၣ်ကၢၤက့ၤ.
- Īr-re-plev'i-a-ble, *a.* ထၢပပွၤက့ၤ, မၤန့ၢ်က့ၤအခွဲးတအိၣ်. See REPLEVY.
- Ir-rēp-re-hēns'i-ble, *a.* unblamable, ထၢပပၣ်တၢ်ကမၢ်အလီၢ်တအိၣ်.
- Īr-re-prēss'i-ble, *a.* ထၢပတြိဆၢၣ်တန့ၢ်, ကိၤအသးတသ့.
- Īr-re-prōach'a-ble, *a.* free from blame, upright, ထၢပကတိၤလျှၢ်ဝဲၤထၢအလီၢ်အလီၢ်တအိၣ်, ကတိၤလျှၢ်ခွဲၣ်တၢ်အလီၢ်တအိၣ်, ပပၣ်တၢ်ကမၢ်အလီၢ်တအိၣ်.
- Īr-re-prōv'a-ble, *a.* ထၢပပၣ်တၢ်ကမၢ်အလီၢ်တအိၣ်. See IRREPROACHABLE.
- Īr-re-sist'i-ble, *a.* ထၢပအိၣ်ဆၢထၢၣ်ထၢအမဲၣ်ညါတသ့, ခိၣ်ဆၢတန့ၢ်, တြိဆၢၣ်တန့ၢ်.
- Ir-rēs'o-lūte, *a.* wavering, unstable, သ့ၣ်တဂၢၢ်သးတကျၢၤ, ကမိၣ်ကၢၤဝဲ, ထၢအပၣ်အသးစၢ်စၢ်ဂၢၢ်, ထၢၣ်ထၢၣ်ဂီၤဂီၤ.
- Ir-rēs-o-lū'tion, *n.* See IRRESOLUTE.
- Īr-re-spēct'ive, *a.* တၢ်ဆးမိးတၢ်ထၢပပၣ်တၢ်ကွံၣ်, တဆိကမိၣ်, တပၣ်ကဲတအိၣ်.
- Īr-re-spōns'i-ble, *a.* not accountable, ထၢပမၤဝဲခၢ်ပသးတၢ်ဆၢၣ်ပုၤဂၤစံးတၢ်အလီၢ်တအိၣ်တအိၣ်; not to be relied upon, ထၢပန့ၢ်အိၣ်, တန့ၤပသးထၢအိၣ်တသ့.
- Īr-re-triēv'a-ble, *a.* irreparable, irrecoverable, ထၢအလီၢ်မၤကွံၣ်မိးပန့ၢ်တၢ်က့ၤတသ့ထၢၤ, ထၢပဘျီက့ၤ တသ့, မၤဂ့ၤလိာ်က့ၤ တသ့.
- Ir-rēv'er-enge, *n.* See IRREVERENT.
- Ir-rēv'er-ent, *a.* ထၢအမၤတရီၤတပါ, တၢ်ထူးတၢ်လိာ်တအိၣ်, တၢ်ပၣ်ကဲတအိၣ်.
- Īr-re-vērs'i-ble, *a.* unchangeable, irrevocable,

- ထၢအကံၢ်ကၢၤဝဲတသ့တအိၣ်, ထၢပမၤကၢၤက့ၤ တသ့ထၢၤ.
- Ir-rēv'o-ca-ble, *a.* incapable of being changed or revoked, ထူးလိာ်ခံၣ်ညီၣ်ကၢၤက့ၤ တသ့ထၢၤ.
- Īr'ri-gāte, *v. t.* to water for the purpose of cultivation, မၤဆၢၣ်စီၣ်တၢ်မိၣ်မိၣ်မိးထံၣ်သိးသ့ၣ်တၢ်ဖျးတၢ်ကမိၣ်တၢ်ဂ့ၤ, လီၤဆိခၢ်တၢ်မၤဆၢၣ်စီၣ်အိၣ်ထၢထံၣ်ကျိၤဖိတဖၣ်.
- Īr-ri-gā'tion, *n.* See IRRIGATE.
- Ir-rī'g'ū-uūs, *a.* ညီၣ်ညီၣ်တၢ်ခိၣ်တၢ်.
- Īr-ri-ta-bil'i-ty, *n.* See IRRITABLE.
- Īr'ri-ta-ble, *a.* easily susceptible of heat from friction, တၢ်ဆးမိးပပံးပညၢ်န့ၢ်တုၤအတၢ်တြိဆၢၣ်ဝဲမိးတြိန့ၢ်ဂီၤလိာ်မိးကိၤကသိဝဲ; easily provoked, ညီၣ်ညီၣ်သးထီၣ်ဆူ, သးဖုၣ်.
- Īr'ri-tāte, *v. t.* to excite heat by friction, မၤကိၤကသိလိာ်တၢ်ထၢအတၢ်တ ခူၣ်, တၢ်မိၣ်ထၢထံးတၢ်အဆိ; to excite anger, to provoke, vex, မၤမိၣ်ထီၣ်ပုၤအသး, မၤဆါပုၤအသး.
- Īr-ri-tā'tion, *n.*—of mind, တၢ်သ့ၣ်ကိၤသးဂီၤ, တၢ်သးထီၣ်. See IRRITATE.
- Ir-rūp'tion, *n.* a sudden bursting in, တၢ်ဖဲထဲပွဲၣ်ဆူၣ်ဆူၣ်; a sudden inroad, တၢ်ဂီၢ်ခုၢ်ဖဲန့ၢ်ပၢၢ်ထၢထံၣ်ပူၤကိၤပူၤမိးဂုၢ်န့ၢ်အလီၢ်အကျဲ.
- Īs, *v. t.* အိၣ်; as, he is here, အဝဲအိၣ်ဝဲထံး; as, there is a God, ယွၤအိၣ်ဝဲ. By an idiom of the language it is often dropped in translating, as, it is true, မ့ၢ်ဝဲ; it is good, ဝုၤဝဲ; he is sick, ဆါဝဲ.
- Īs'-a-gon, *n.* တၢ်ဂီၤထၢအသးန့ၢ်ခိၣ်သိးသိးကိးန့ၢ်ခိၣ်.
- Īs-chi-ad'ic, *a.* Anat. တၢ်ဆးမိးလိာ်တဲၣ်မိၣ်; as, ischiadic disease or sciatica, တၢ်ဆါတၢ်ဆးမိးလိာ်တဲၣ်မိၣ်အဆၢ.
- Īs-chu-ret'ic, *n.* ကသံၣ်ထၢအမၤဘျီက့ၤတၢ်ဆၢၣ်သံ.
- Īs'chu-ry, *n.* တၢ်ဆၢၣ်သံ.
- Ī'sin-glāss, *n.* ကိၣ်တကလုၣ်, မၤကဲထီၣ်ဝဲထၢညၢ်အကျဲတဖၣ်.
- Ī'slam-i'sm, *n.* mahometanism, သ့ၣ်တၢ်ထါတၢ်ထလုၢ်အလၢတၢ်ဆးမိးစီၤမၤတီၣ်မ့ၢ်.
- Isl'and, Isle, (il'and), (il), *n.* ကိး.
- Isl'and-er, (il'and-er), *n.* ပုၤကိးမိ.
- Isl'let, (il'et), *n.* ကိးထံးကိးမိ.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

ဆီးကွလိပ်; to shake, တှားဝေး.—, *v. t.* မဟူး
ဝေးတော်, မဟူးတိုတိုထံး တော် နှိ သီးက သိပ်က ကြီးက
ကြီး, မသိပ်တော်ခံသော လာအတစူလိပ် မီး လိပ်စ
သေးတို. —, *n.* a rattling, tremulous
sound, တော်သိပ်ကကြီးက ကြီး; a glazed pot,
ကိယာအကမီးဒိပ်ဒီးအကိပ်ပူဖေးလဲ, ကဲထိပ်ထာဟိပ်
ခိပ်တနီ, မဲင်ထံထာတနီ; a water jar, တရံ,
စရံ. On the jar. See AJAR.

Jār'gon, *n.* တော်စဘူးစဘေး, တော်မရံမရီး, မရံတံဘူ; jar-
gon of words or sounds, တော်သိပ်အူင်အူင်,
တော်သိပ်အူင်အူင်အိပ်အိပ်, နတ်ပာဂ်နီတဘိ.

Jās'mine, *n.* ဖိတကလှင်နာမူ; cape jasmine, တ
ကပ်ခါ.

Jās'per, *n.* ထာဂ်ဂူတကလှင်, တော်မှီနကလှင်.

Jāun'dice, *n.* တော်ခါဘိခင်.

Jāun'diced. *a.* affected with the jaundice,
တပ်တော်ခါဘိခင်; prejudiced, unfair, သေးတ
အိပ်တော်, သေးထုတော်ပင်စာ, ထာအဂ်တအိပ်.

Jāunt, *v. i.* တေးဒီး, တေးဒိပ်ကွဲ, တေးကသုင်အသေး.—,
n. See JAUNT, *v. i.*

Jāunt'y, *a.* See JANTY.

Jāv'e-lin, *n.* ဘိတကလှင်.

Jaw, *n.* the upper, ခပ်ခိပ်စံ; the lower, ခပ်ထင်
စံ.

Jaw-bōne, *n.* ခပ်စံ.

Jāy, *n.* ထိပ်ဖိတကလှင်.

Jēal'ous, *a.* suspicious of conjugal fidelity,
တပ်ဆေးဒီးဒိဝါတနင်လိပ်အသေး; apprehensive
of rivalry, သေးကပ်သေးကါ ပှ, တပ်ထိပ် ထာ
ခဲင်ပှဝါနူးနူးခါ. See J ကရံ. ၁၁: ၂; con-
cerned for, တပ်ထိပ်တပ်ဘိနူးတော်ထာပှဝါစဂီ
ထာမဟော်တဂှတပ်အမိ; zealous for, သေးဆူင်
ထာတော်အံတော်နူးစဂီ.

Jēal'ous-y (jel'us), *n.* See JEALOUS.

Jēin, *n.* တော်ကံးညင်တကလှင်.

Jeer, *n.* a scoff, taunt, တော်ရှင်ခွင်, တော်စီးစာ.—,
v. i. to swear, deride, mock, ရှင်ခွင်တော်.

Je-hō'vah, *n.* ယှ.

Je-jūne', *a.* hungry, dry, barren, တော်သပ်ဝါအ
လေး, တော်သုစသေးဒီးတော်တအိပ်တပ်; void of in-
terest or gratification, as, a jejune nar-
rative, တော်မူထာအဝိပ်အထာတအိပ်, ဘျါကစံ, ထာ
အသံးအကပ်တအိပ်.

Je-jūne'ness, *n.* See JEJUNE.

Jēl'ly, *n.* the juice of fruit or meat boiled with
sugar, တော်ဖိအထံထာပှယှင်နူးထာတထာဂှဝှ,
ထာတော်ဂတမံဂှဝှတော်ပင်ပဲဝှတ စေး; some-
thing gelatinous. See JELATINE.

Jēn'ny, *n.* စေးလှိုင်ဘဲ, စေးလှိုင်လှိုင်လှိုင်ဘဲ. See GIN, 2*d.*
def.

Jēop'ard, *v. t.* to hazard, တပ်ထိပ်ထာကတပ်တော်
အတော်သိသနင်ကမူကွက်ကွက်ဝဲ; as, I will go at
all hazards, မှီနင်သကူအာနင်ကပ်သံထကထာ.

Jēop'ard-y, *n.* danger, peril, hazard, တော်ထပ်
ဘူးဒီးတော်မအာမသိစလိ, တော်ထပ်ထိပ်စလိအိပ်.

Jērk, *v. t.* make a short, quick motion in
thrusting, &c, ထူးဖူးတော်, ထူးတော်ရှာသမ်း, ထူးတ
ဆုတော်, ထူးတပျင်တော်, ကွိုင်တဆုတော်.

Jērk'in, *n.* အိကံ, အိကံစုင်စု.

Jēs'sa-mine, *n.* See JASMINE.

Jēst, *v. i.* to joke, ကတိလိပ်ကွဲ, ကတိယှ.—, *n.*
joke, raillery, sport, တော်ကထိလိပ်ကွဲ တော်က
တိယှ.

Jēst'er, *n.* ပှထာစညီနူးကထိလိပ်ကွဲတော်, ပှထာစညီ
နူးကတိကြိတော်.

Jēs'ū-it, *n.* ပှပှစညှိုင်တကရါ.

Jēs-ū-it'ic, Jes-u-it'ic-al, *a.* လိဂင်ပှယှင်စှအံးဒီး
အလှိုင်အလှိုင်; crafty, deceitful, ညီနူးလိတော်
စှတော်, ညီနူးလွဲကံးလွဲကံးဒီးနူးတော်.

Jēs'ū-it-ism, *n.* the principles and practices of
the jesuits, ပှယှင်စှအံးဒီးတော်သိပ်တော်သိဒီးစ
လှိုင်အလှိုင်; crafty deceitfulness, တော်လွဲကံး
လွဲကံးဒီးနူးတော်.

Jēt, *n.* the fossil, ထာဂ်အသုတကလှင်; an artificial
spurt of water, ထံထိပ်ပာဂ် မှီး ထိပ်ထီထီ; a
jut, a projection, တော်ကဂ်ကဝင်, တော်မှီးထိပ်ထီ
နူးအဖိထင်တတိ.

Jēt'ty, *n.* a pier, ထာထဲလိအုထံကျိပှ.

Jew, *n.* a Hebrew, or Israelite, ပှထူးဒီး.

Jew'el, *n.* a precious stone, ထာထာအလှိုင်ဒိပ်ပှ
ဒိပ်, တော်မှီ, တော်မှီပထဲ; an ornament set
with precious stones, တော်ထာကထဲအိပ်ဒီး
တော်မှီပထဲ; a very precious thing, တော်လှိုင်
ဒိပ်ပှဒိပ်.

Jew'el-er, *n.* ပှထာအကျဆါအိပ်ထာဂ်ဒီးတော်ထာက
ထဲအဂါတစင်.

dg, wɔlf; fūrl, rʉde, pʉsh; e. i. o. silent; ʄ as s; ʃh as sh; ġ as j; ĝ as in ġet; s̄ as z; x̄ as gz; n as in linger.

Jū'jūbe, *n.* a kind of fruit, တာသပ်တပ်စားမီးလှေရ ပါအကိတ်ကလုလှေ.
 Jū'jūbe-pāste, *n.* ကသိန်လာပွားစွာ နှို ဝဲ လာတာသပ် အထိ.
 Jū-lep, *n.* တာတမံပံးထာပညာစွာစားမီးကသိန်စားသီးကယူ၍ လီးညှိတကွာ; a beverage, တာအိစာစားတက လှေ.
 Jūl'i-an (jūl'yan), *a.* တာစားမီးထူထာအာန်စာဝါ.
 Ju'li-an-year, *n.* အနုန်အိန်မီးအသိ ၃၆၅ သိ, ၆နုန် ရှိန်, လာမီးလှေထာအာန်ပင်လီးဝဲ.
 Ju-ly', *n.* (လှေထဲ) ထာတဘုန်အမံ, ထာထာအဖွဲထီၣ်ခွဲ ဘုန်.
 Jūm'ble, *v. t.* မာမရံၣ်မရီးတော်, မာပြီပြါတော် ဆူ အံၣ် ဆူ နှို, မာတချိန်တချွဲတော်. —, *n.* တာမာအသားမရံၣ် မရီး, တာမာအသားတချိန်တချွဲ, တာလီးတော်ထီးဆဲးနီတ ဝဲး; as, a jumble of words, တာကတီးကတဲ ဝဲကတိန်မိန်, တာကတီးမရံၣ်မရီး, တာကထီးမဲမိန်စဲ.
 Jūmp, *v. i.* to spring, bound, စံၣ်, စံၣ်ကူကူ, နှို; as, to jump the rope, စံၣ် ဖွဲး; to jump back and forward, စံၣ် ကွန် မိန် ကွန် ခံ; to jump over, စံၣ် ကတိန် ခါပတန်; to skip or jump about, စံၣ် ဝဲမိ; to jump at, စံၣ် ယှို; to jump up and down, စံၣ် လိမိန်စံၣ် လိမိန်, စံၣ် ထီၣ် စံၣ် ထီး; to jump out, စံၣ် ထီၣ် ကွန်. —, *n.* See JUMP, *v. i.*
 Jūn'cate, *n.* ကိန်ကဲထီၣ်လာတာနီၣ်ထံလီးထာမီးအံ သပ်ဆာ, တာအိန်တာအိထာအစံၣ်အဆာ.
 Jūn'ction, *n.* the point or place of joining, တာအဆာ, အထီးဝဲတန်ခံမံသားထာထာထာထာထာ ထာ.
 Jūnct'ure, *n.* a critical time, အဆာအကတိန်. See JUNCTION.
 Jūne, *n.* (လှေထဲ) ထာထာအဖွဲထီၣ်ဆူထာတဘုန်အမံ.
 Jūn'gle, *n.* ပှိုလှေကွါ.
 Jūn'gly, *a.* မာသားမီးပှိုလှေကွါအသိး, အိန်မီးသွန်မိဝန်မိ တာကထိန်ကထိန်အါအါ.
 Jūn'ior, *a.* younger, ထာအသားစာနှိုပှိုအဂါတဂါ; later in office or rank, ထာအနှိုအထီထာ အဝဲတဂါအထီထီ.
 Jūnk' *n.* bits of old rope, ဖွဲးကူးထီၣ်ကူးထီၣ်တဖန်. —, *n.* a Chinese vessel, ပှိုစံၣ်မိအကတိ, တရူးအကတိ; hard, salted beef served to sailors, ကျိန်ညှန်အစုန်ပှိုကတိမိညှိနှိုအိန်ဝဲ.

Jūnk'et, *v. i.* ယှို အိန် ယှို အိ နှို သွန် တာ. —, *n.* တာယှိုအိန်ယှိုအိနှိုသွန်တာ, ကိန်ထာတကလှေ. See JUNCATE.
 Jūn-to, *n.* a secret meeting or council, ပှိုတ ကရါထာအကွန်ထီၣ်မီးလီးလှေသွန်တာ.
 Jū'pi-ter, *n.* the planet, ယုပတော် (စွ) ဆန်တဗျာန် အမံ.
 Ju-rid'ic, Ju-rid'i-cal, *a.* pertaining to a judge, တာစားမီးစံၣ်ညှိကွါ; acting in the distribu-tion of justice, ထာအစံၣ်ညှိနီၣ်မီးတာအစုးအ ရန်တဖန်.
 Jū-ri-s-cōn'sult, *n.* See JURIST.
 Jū-ri-s-dic'tion, *n.* authority, ပှိုထာထာအစုးအက မီး; power of deciding cases, သမံသမီးတာ အစုးအရန်ဝဲးမီးအိန်မီးအစုးအကမီးထာအကစံၣ်ညှိ နီၣ်မီးဝဲးအံၣ် စုး; the region over which authority extends, အထီၣ်မဲပှိုစံၣ်ညှိပှိုထာ ထာအိန်မီးအစုးအကမီး.
 Jū-ri-s-pru'dence, *n.* တာကွန်တာဆာ, တာကွန်သုထန် စားမီးတာစံၣ်ညှိပှိုထာမီးကွါမီး.
 Jū'rist, *n.* one versed in law, a civil lawyer, ပှိုထာထာမာညှိနှိုအသားမီးတာစံၣ်ညှိ ထာ မီး ကွါ မီး အလှေအထာတဂါ.
 Jū'ror, See JURYMAN.
 Jū'ry, *n.* (လှေထဲ), ပှိုတကရါထာပမိန်စွထာဝဲးသိးကမိ ကနုန်တာပန်တာကမန်ထာပှို အထီး မီး သဲး သိန် ဆူၣ် ထီးအသားစံၣ်နှိုပှို, ကျိန်ကိန်ဆူၣ်ထီၣ်အ သား စံၣ်, တာပန်တာကမန်နှိုပှိုတာမိ, တဖန်ထာတာမိ, ထဲကွါ ပမိန်တဘိထီး.
 Jū'ry-būx, *n.* အထီၣ်မဲလှေထာတကရါဆုန်နီၣ်အစိ.
 Jū'ry-man, *n.* ပှိုထာထာအစုးအထာထာ jury တကရါအ ကွါ.
 Jū'ry-māst, *n.* ကတိအထာထူထာပှိုထီၣ်ဝဲထာထာ ထူၣ်နီၣ်နီၣ်ထာမီးဝဲအထီ.
 Jūst, *a.* right, according to rule, ပှိုဝဲ, ထာဝဲ, ထီး ဝဲတော်ကျာမဲဝဲအသိး; upright, honest, အထီ, အထီအထီ. —, *adv.* exactly, ထီးတော်ထီး ဆဲး, ထံထံဆားဆား; merely, ထဲ, ထဲ နှို မီး; nar-rowly, ထူထီၣ်ကထာ, ပှိုပှိုတမဲးမိ. — *at*; — *by*, as, just at the time, ထာအဆာအကတိ ဝဲ နှို; just at or by the door, မဲထြါမိန် ထံး နှို. —, *n.* See JOUST.

á, è, ì, ò, ù, ý, long; ä, ë, ï, ö, ü, ý, short; càre, fār, lást, fáll, whàt; thère, veíl, térm; píque; dóne, fòr,

Jūs'tiçe, *n.* equity, တံတိတံလိ, ကို; a judge, ဖုခံညိန်ကိုတဝ.

Jus-ti'ci-a-ry, *n.* (jus-tish'-i-a-ry), a judge, ဖု ခံညိန်ကိုအမိန်.

Jūs'ti-fi-a-ble, *a.* defensible, excusable, ထာဝ ဝင်တိဝင်လိအိသ့.

Jūs'ti-fi-a-ble-ness, *n.* See JUSTIFIABLE.

Jūs-ti-fi-cā'tion, *n.* See JUSTIFY.

Jūs'ti-fy, *v. t.* to prove to be just, ဒုးခံညိန် ဖုမတံခုင်ဝဲတိဝဲ, ထာဝဝင်တံက မန်ထာ အလိ ဝေ လိတမိန်; to clear from guilt, ဝင်တိဝင်လိ ဖု.

Jūs'tle, *v. t.* See JOSTLE.

Just'ly, *adv.* honestly, တိတိလိလိ; exactly, လိတံလိလိ; as, to weigh justly, စီအိ လိတံလိလိ.

Jüst'ness, *n.* conformity to truth, ထောခုင်တံ တိ; reasonableness, အတံကြီး, အတံထန်.

Jüt, *v. t.* to project, ပျံတိန်တိန်ဖိထင်တတိ; to jut over, တံကွန်.

Jū've-nile, *a.* youthful, ထန်စားဖိအထာကတိင်ထာပု သးစါး; young, သးစါ; suitable for the young, ကြီးထာပုသးစါစါ; as, juvenile sports, တံလိန်ကွဲကြီးထာပုသးစါစါ, ထာဖိ ထန်စါ.

Jux-ta-po-si'tion, *n.* အလိဝဲတံဆုးလိဝဲထာ.

do, wölf; färl, rüde, püsh; e. t. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; n as in linger.

K.

KEE

- Ká'di, *n.* See CADI.
- Ká'f're, Ká'fir, *n.* ဂှ်အော်မြိကၢဖိလၢကထံထံတဒိ.
See CAFFRE.
- Káffi'e, *n.* See COFFLE.
- Ká'hau, *n.* တၢဆေးထီခါဒုကကလှ်လၢကီးဘိဒါဒါ.
- Ka'iser, *n.* Ger. an emperor, ဇၢ်မနုၤအစီၤပၤဖး
ဒိၣ်အလီၢ်အခါ.
- Kále, *n.* သတၣ်ကတိတကလှ်.
- Ka-lei'do-scope, *n.* မဲၣ်ထံကထၢတမိ, ပမ့ၢ်ကွၢ်န့ၣ်ထၢအ
ထီပူၤပကထံၣ်တၢ်ကံၣ်မ့ၣ်အကလှ်ကလှ်.
- Ka-ren', *n.* ဂှ်ကညီ. —, *a.* သၣ်ဆးဒီးပှၤကညီ, က
ညီ; *as,* a karen woman, ဂှ်ကညီခုၣ်တၢ်;
a karen dog, ထွံၣ်ကညီတၢ်.
- Käck'le, *v. t.* to defend a cable with a rope,
တံဆၢဆၢနီၣ်သက့ၤအပျံၤဖဲအစီဒိၣ် သုတတၣ်တ
ခူၣ်တၢ်အဂီၢ်.
- Kedge, Këdg-er, *n.* နီၣ်သက့ၤဖိတကလှ်. —,
v. t. သုကတိဆုထံၤဆုန့ၣ်ထၢအထုးဝဲထၢ kedge.
- Keel, *n.* the largest and lowest timber in a
ship, ကတိထီၣ်ဆံ; a ship, ကတိ; a small
flat bottomed boat, န့ၣ်တကလှ်. —, *v. t.*
မၤကၢ်ဒိၣ်လီၤထံကတိ.
- Keel'hgul, *v. t.* သိၣ်ဆိၣ်ပှၤကတိဖိၣ်ထံၤ, စၢထီၤ မိး န့ၣ်
တံၤ, ကွၢ်လီၤထီၤဆုထံၣ်ကျိမိးထုးထီၤလၢကတိဖိထံ
ဆုထးဒိ.
- Keel'son, *n.* သုၣ်ထၢပှၤပၤလီၤလၢကတိအထီပူၤလီၤလီၤ
ကတိအပျိၢ်အစီဒိၣ်မိးမၤဆၢဝဲကျၢၤကျၢၤ.
- Keen, *a.* sharp, ထွံၣ်ဘုကစုၣ်; *as,* a keen razor,
မိလူၤတၢ်ထွံၣ်ဘုကစုၣ်, ထွံၣ် ဖြဲကထံ; having a
keen mind, ထီၣ်မိးသ့ၣ်ဆးသးဆး; strong, vi-
olent, ဆုၣ်; piercing, *as* a keen wind, က
ထံထဲခုၣ်ကကံ.
- Keen'ness, *n.* See KERN.
- Keep, *v. t.* to retain, ပၤထၢအစုၣ်ဝဲအပူၤ; to re-
serve, not communicate, ပၤထၢအဂီၢ်ခဲၣ်ဝဲ,
တဖုၣ်ပှၤတၢ်ဆၢ; to have in custody, မိးပှၤ;
to watch over, ထံးက့ၤက့ၢ်က့ၢ်; to protect,

KEG

- ကထုကထံက့ၢ်; to perform, be faithful to,
ထီၣ်, ထီၣ်န့ၣ်ခဲးဆၢ; to keep one's word, ထီၣ်
အကလှ်, ပၤတိအကလှ်; to keep a festival,
ထီၣ်န့ၣ်မ့ၣ်ဒီးပဲးဒီး; to tend creatures, ပှၤဆၢ
ဆၢဒိကိၢ်မိ, သ့ၣ်ဆၢဒိကိၢ်မိ; to board, supply
with food, လှ်အိၣ် လှ်အိ; to keep house,
ထီၣ်မိးအတံၣ်, ပှၤဆၢအတံၣ်; to keep a ser-
vant, ထီၣ်မိးအသ့အပူၤ; to keep a garden,
ပှၤဆၢတၢ်ဆၢအလီၢ်; to keep company, မၤ
ထၢအတံၤသကိး, ခူလိၣ်အသး, ညီန့ၣ်ထီၣ်သကိးလိၣ်အ
သး; to keep one's bed, ခဲနီၤဝဲထီဘိ; to
keep school, န့ၣ်လီၤခိၣ်လီၤပှၤထၢအမၤလီၤတၢ်ကွၢ်
တၢ်ဆးတဖၣ်, ပှၤဆၢတၢ်မၤလီၤအလီၢ်. —
back, not to communicate, မၤဆုသ့ၣ်, တဒုး
ဖျါဆၢ; not to deliver, ပၤဝဲ, တဖုၣ်လီၤဆၢ;
to prevent from advancing, ဣဆၢတၢ်ဖဲ
အကျဲ. —down, ဆိၣ်လီၤဆၢတၢ်တုၤအဝဲထၢ
ထၢတန့ၣ်. —from, ဒုးထီၣ်မိးစုၤ, ဣဆၢတၢ်
အကျဲ. See ABSTAIN. —in, to confine,
ဒုးထီၣ်ဆၢတၢ်; not to disclose, ပၤဆုသ့ၣ်, တဒုး
ထီၣ်ဖျါတၢ်; to restrain feeling, ကိးအသး.
—off, ဣဆၢတၢ်ဖဲအကျဲ, တဖိဆၢတၢ်. —
out, တဒုးန့ၣ်ဆၢ. —under, restrain, ဆီ
လီၤဆၢ. —, *v. i.* to remain in the same
state, ထီၣ်ခဲၣ်တၢ်, ထီၣ်ခဲၣ်ထီၣ်ကျဲ; to endure,
not perish, ထီၣ်ကၢထီၣ်မိ, တထးဂီၤ ညီဆၢ.
—on, မၤဆုညါ, ထဲဆုညါ, တဆိတၢ်ဆၢ, မၤဒီး
ခဲၣ်တၢ်. —up, မၤတၢ်ဆၢဆၢမၤဒီးဝဲ, တပၤဆါ
အသးဆၢ.
- Keep'er, *n.* ပှၤထၢအမိးတၢ်, ပှၤပှၤဆၢတံၣ်, ပှၤကွၢ်တၢ်.
See ဝမိ. ငး e.
- Keep'ing, *n.* congruity, consistency, တၢ်ဆၢ
လိၣ်အသး, တၢ်တံၤမိးတံၤမိးဆုလိၣ်မိးလိၣ်. See
KEEP, in its various applications.
- Këg, *n.* a small barrel, ထံးဂၢ်မိ, ခုၣ်မိ. See BAR-
REL.

á, è, ì, ò, ù, ÿ, long; ä, ë, ï, ö, ü, ý, short; câre, fâr, lâst, fall, whät; thêre, veil, têrm; pique; dône, fôr,

Kälp, *n.* သွန်သးတကလုာ်သးမးန့ၣ်ဝဲထံၣ်တၢ်ခဲ ထီၣ်
 ထးဖိၣ်ထံၣ်ထံၣ်ဖိၣ်ခိၣ်.
 Kält'er, *n.* See KILTER.
 Kën, *v. t.* to see, know, understand, ကွၢ်တၢ်,
 ထံၣ်တၢ်,န့ၣ်တၢ်. —, *n.* view, sight, တၢ်
 ထးမဲၣ်ထံၣ်တုၣ်ကွၢ်ဖျါ.
 Kën'nel, *n.* a dog house, ထွံၣ်အထီၣ်, ထွံၣ်အထီၣ်;
 a gutter, ထံၣ်ကျိၣ်ထးထံၣ်အထီၣ်.
 Kën'tle, *n.* a hundred pounds, a quintal, တၢ်
 ထးတထးဖိၣ်တကထး.
 Kër'chief, *n.* a hand—,တၢ်စ့ၢ်ဖိ,ဝဲဝဲဖိ; a neck
 —,ကိၣ်ကျိၣ်,ကိၣ်ပး.
 Kërn, *n.* ဆၢၣ်ခိၣ်ထးပုၣ်ခိၣ်ထးစ့. See QUERN.
 Kërn'el, *n.*—of fruit, အ န့ၣ်; concretion in
 the flesh, တၢ်န့ၣ်ထီၣ်.
 Kër'o-sène, *n.* oil extracted from bitumin-
 ous coal, သိထးပုၣ်ခိၣ်ထးထီၣ်ထးဖိၣ်ခိၣ်သွန် သး
 တကထး.
 Ketch, *n.* ကဘိဖိတကလုာ်သးထုၣ်ခိၣ်ခိၣ်ထုၣ်.
 Ketch'up, *n.* a sauce, တၢ်ခိၣ်အကထုၣ်ကထုၣ်.
 Kët'tle, *n.* ထံၣ်တုၣ်တၢ် or ထးတၢ်.
 Kët'tle-drum, *n.* စးတကထုၣ်.
 Key (kē), *n.* the insrument for opening a lock,
 န့ၣ်ခိၣ်; သး, * the leading tone in music, က
 ထုၣ်ထးအဆ့ၢ်တၢ်သးခိၣ်ခိၣ်ခိၣ် န့ၣ်; a wharf, က
 ဘိသးအထီၣ်. See QUAY.
 Key'höle, *n.* သးစ့ၢ်ပုၣ်,န့ၣ်ခိၣ်အစ့ၢ်ပုၣ်.
 Key'stone, *n.* ထးတၢ်တၢ်ထးပုၣ်မးကျဲၣ် စးတၢ် အ
 ကွၢ်.
 Khan, *n.* ပုၣ်တၢ်တၢ် (Tartary) ဖိခဲပဖိၣ်ခိၣ်ခိၣ်; an
 eastern inn, ပုၣ်တၢ်တၢ်ဖိခဲပပုၣ်တၢ်ထံၣ်ထံၣ်တ
 ကထုၣ်.
 Kick, *v.* ထု; to kick with a shake, တကွၢ်ခိၣ်ခိၣ်,
 ထုတကွၢ်. —, *n.* တၢ်ထု,တၢ်ထုတဘိ.
 Kick'shaw, *n.* တၢ်အကွၢ်အဂီၢ်ထးတမ့ၢ်တၢ်န့ၣ်ကိၣ်
 ထုၣ်,ခွၢ်ထဲတၢ်ဖျါခိၣ်ခိၣ်ခိၣ်ကလိကလိမိ, တၢ်ကလိက
 လိမိ.
 Kid, *n.* ခဲၣ်ထးထးအဖိ. —, *v. i.* ခဲၣ်ထးထးထးစးစး
 ဖိ.
 Kid'näp, *v. t.* to steal a human being, ထုၣ်န့ၣ်
 န့ၣ်ပုၣ်ထုၣ်ထီၣ်, ဖိၣ်ဆုၣ်ပုၣ်ထုၣ်ထီၣ်ခိၣ်ခိၣ်ခိၣ်အထီၣ်ထး
 ပုၣ်ထီၣ်.
 Kid'ney, *n.* ကထုၣ်,ကထုၣ်ကထုၣ်.

Kill, *v. t.* to slay, destroy, မးသိ.
 Kiln, *n.* an oven, ဖိၣ်ကပုၣ်တကထုၣ်; a brick-kiln,
 ကျိၣ်အုၣ်ခဲအထီၣ်.
 Kid-näp'per, *n.* a man stealer, ပုၣ်ထုၣ်န့ၣ်ပုၣ်ထုၣ်ထီၣ်
 တကထုၣ်.
 Kiln'-dry, *v. t.* သုၣ်သုၣ်ထီၣ်တၢ်ထး kiln အပုၣ်.
 Kilt'er, *n.* regular order or condition, တၢ်ခိၣ်
 တၢ်ဆိးထးထီၣ်န့ၣ်; to be out of kilter, တၢ်ခိၣ်
 တၢ်ခိၣ်ထီၣ်ခိၣ်ခိၣ်ခိၣ်ခိၣ်,တၢ်ခိၣ်တၢ်ထးတၢ်ထး.
 Kim'bo, *a.* arched, bent, ကွၢ်ကျိၣ်; to set the
 arms a-kimbo, တခွၢ်ထီၣ်စ့.
 Kin, *n.* relatives, တၢ်ခိၣ်ခိၣ်တၢ်ထးအထး; re-
 lations, ပုၣ်ခိၣ်ခိၣ်ထးထးထးထးထးထး.
 Kind, *n.* အကထုၣ်,အဖိ,အဖိ. —, *a.* သုၣ်ထုၣ်ထး
 သုၣ်ထးအခိၣ်ခိၣ်တၢ်ခိၣ်တၢ်ကွၢ်.
 Kind-hearted, *a.* သုၣ်ထုၣ်ထးသုၣ်ထး,သုၣ်ထုၣ်ထးထုၣ်.
 Kin'dle, *v. i.* to take fire, ကဲၣ်ထီၣ်. —, *v. t.*
 to cause to take fire, ဆိၣ်ကဲၣ်ထီၣ်; to
 rouse, ထီၣ်ထဲထး.
 Kind'li-ness, *n.* benevolence, mildness, တၢ်ထး
 ဝုၣ်.
 Kind'ly, *a.* ထီၣ်န့ၣ်မးဝုၣ်တၢ်, တၢ်ထးခိၣ်ခိၣ်တၢ်ကွၢ်တၢ်.
 —, *adv.* ဝုၣ်ဝုၣ်ဝုၣ်ဝုၣ်; as, to speak kind-
 ly, ကထီၣ်တၢ်မုၢ်မုၢ်ဝုၣ်ဝုၣ်,ကထီၣ်တၢ်ကဲၣ်မးမး.
 Kind'ness, *n.* kind feeling, ထးခိၣ်တၢ်,ထးထးဝုၣ်
 ပုၣ်ထုၣ်; as, to do a kindness, မးကျဲၣ်မးဖိၣ်ပုၣ်.
 Kin'dred, *n.* relatives, connections. See KIN.
 —, *a.* congenial, ခိၣ်အကထုၣ်ခိၣ်; rela-
 ted, ခိၣ်ထးခိၣ်တၢ်ထးထးထး.
 Kine, *n. pl.* of cow, ကျိၣ်ခိၣ်တခွၢ်,ခိၣ်ခိၣ်ခိၣ်တခွၢ်.
 King, *n.* စးပုၣ်,စးထီၣ်စးပုၣ်.
 King-cräb, *n.* သွန်တကထုၣ်.
 King'craft, *n.* တၢ်ကွၢ်တၢ်ထးထးစးထီၣ်စးပုၣ်ခိၣ်ထီၣ်
 ပုၣ်ထုၣ်တၢ်ထု.
 King'dom, *n.* တီၣ်ခိၣ်.
 King'fish-er, *n.* ထီၣ်ခိၣ်.
 King'ly, *a.* like a king, ထးထးခိၣ်စးပုၣ်,မးထးထးစး
 ပုၣ်ထုၣ်ထး; belonging to a king, တၢ်ထးခိၣ်စးပုၣ်.
 King's'bēnch', *n.* န့ၣ်ထီၣ်ကတၢ်ထးစးပုၣ်ပုၣ်ထီၣ်
 ထးထးခိၣ်ခိၣ်ခိၣ်ခိၣ်ခိၣ်.
 King's'ē-vil, *n.* scrofula, တၢ်ထးခိၣ်တကထုၣ်,ထီၣ်န့ၣ်
 ထးထီၣ်ထးထးထး.
 King'ship, *n.* စးပုၣ်အထီၣ်.

dg,wolf; fûrl, rude, push; e.i.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

Knöt'ted, *a.* အိမ်မီးထောင်သံတိုအိမ်မီး, အိမ်မီးထောင်မိ
ကမင်အိမ်မီး.
 Knöt'ty, *a.* difficult, perplexing, ကိပ်, အိမ်မီး
ဘုတ်, See KNOTTED.
 Knōw, *v. t.* to perceive with certainty, သွန်
ညှိ, နှိပ်; to be acquainted with, သွန်ညှိ,
သွန်ညှိသွန်မိ, သွန်ညှိကမိမိ.
 Knōw'ing, *a.* intelligent, အိမ်မီးတိုသွန်ညှိ, အိမ်မီး
တိုနှုတ်, နှိပ်တို.

Knōwl'edge, *n.* clear perception, တင်ထိုင်တင်
အိမ်, scholarship, learning, တင်သွန်ညှိအိမ်မီး
အိမ်ထိုင်.
 Knūck'le, *n.* the protuberant joint of a fin-
ger, စုကမင်, စုကမိမ်, စုရိုအိမ်မိမ်ထိုင်. —, *v. i.*
to yield, မီးထိုင်တင်မီးနှုတ်, အိမ်ထိုင်ထိုင်ထိုင်.
 Knūrl'ed, Knūrl'y, *a.* အိမ်မီးထောင်မိမ်ထိုင်အိမ်, ထက်
ပင်; See also. Gnarled.
 Kō'ran, *n.* (ကိရိတ်) ဂျာမေလိတ်မီးထိုင်ထိုင်.

do, wōlf; fūrl, rūde, pūsh; e. i. o. silent; ḡ as s; ḡh as sh; ḡ' as j; ḡ̄ as in ḡet; ḡ as z; ḡ as gz; n as in linger.

- Länd'ing, Länd'ing-place, *n.* ကဘီသန, ဆေးထိပ်ရုံ
အထိပ်,ထိပ်မိခေထိပ်.
- Länd'lä-dy, *n.* မိန့်ရင်သားကတဲင်ကတိတော်သားပုတ
မှံအဘျိပု.
- Länd'löck'ed, *a.* ထာဟိန်မိန်မိန်တရုံးတံင်ဆင်အိဝ
တေးမီးထမိမိန်ဝဲထာပုတသ့တဝါတင်.
- Länd'lörd, *n.* a proprietor of land, ဂုထာပု
တင်ဟိန်မိန်တနီး; the master of an inn, ဂု
တမှံအထိန်ခကစာ.
- Länd'märk, *n.* a mark to designate the
boundary of land, တပ်ပနိန်ထာပုမေးနိန်ဟိန်
မိန်အဆာ; an object on land that serves
as a guide to seamen, တပ်တံပံးမိန်ထာ
မိပုကဘီမိညီနွှ်ကွာ်နိန်ဝဲထာမီးသ့ညါ က ဘီ ခ
ထိပ်.
- Länd'öwn-er, *n.* ဂုထာပုတင်ဟိန်မိန်တနီး. See
LAND-HOLDER.
- Länd'ward, *adv.* ဆုဒိတဒိ.
- Länd'wind, *n.* ကထိထဲထာမိတဒိ.
- Länd'scäpe, *n.* the scenery or prospect pre-
sented to the eye in a country, ဟိန်မိန်အ
ထိပ်မဲခဲင်ထံင် တုင် ကွာ် ဖျါ; a picture of a
scene in nature, တပ်ပိမေးဖျါထိန်ဟိန်မိန် အ
တပ်.
- Länd'täx, *n.* ဟိန်မိန်အသ့.
- Läne, *n.* ကွဲမိ,ကွဲခိန်.
- Län'gräde, Län'grel-shot, *n.* မျိန်ဆင်တကလုင်,ခု
ကဲထိန်ဝဲထာထေးဘိထေးဖျါသ့တဖန်ထိ ဆုင် ထိန် အ
သး.
- Län'guäge, *n.* speech, တပ်ကထိ; mode of
speaking peculiar to a people, tongue,
ကထိတပ်အကျိန်.
- Län'guid, *a.* weak, feeble, weary, dull, ထိညှ
ထိဘိ,ထာအဂ်ခိထိခိ,ကိန်ကိန်ကုကု, တဆုင်တဆ
တင်.
- Län'guish, *v. i.* to become languid, ထိဘျါ,ထိ
ညှး; to pine under sorrow, ထိတနင်, သး
ထိဘိန်သးထိဘိ,ထိညှးထိဘိ, ထိဘျးထိဘျါထာ
အတင်တပ်ကထုကထုအမိ; to pine with love,
ထိထာတပ်အိန်အမိ,ထလှ်ထာတပ်အိန်အမိ.
- Län'guish-ment, *n.* သးကိန်ပ့. See also LAN-
GUISH.
- Län'guor, *n.* See LANGUID.

- Län'iard, *n.* (spelled also lanyard), ပုံကူးထိန်
ကူးထိန်ထာကဘီပုထာပုစာတပ်ခံတပ်နွှ်အဂိ.
- La-nif'er-ous, La-nig'er-ous, *a.* bearing wool,
ထာအထိန်မီးသိဆုင်ထာအထိ.
- Länk, *a.* not plump, not distended, တဝဲထေင်,
စာဝဲ; thin, lean, ထဲ,ထဲကျိန်ထဲကျိ.
- Länk'ness, *n.* See LANK.
- Län'tern, *n.* a transparent case for a light,
မုန်အုဂတပ်တကလုင်ထာတပ်ကထိမဲးဖျါထိသ့.
- La-nu'gi-nöse, La-nu'gi-nous, *a.* downy, မိန်
ထာဝဲထာတပ်မေးသးမိန်တပ်ဆုင်ကလုင်ထူးအသိ.
- La-öd-i-cé'an, *a.* သ့ဆုင်သးဆုင်ထာဘိထူးထာပုတ
ထိန်,မေးသးမိပုထထိးခဲခဲအမိအသိ.
- Lä'os, *n.* a people, သ့ထိ, ထိမိတကလုင်,တမုန်ထိ
နိန်နိန်တင်.
- Läp, *v. i.* to be partly over, ထိကထာထိန်အသးတ
မဲး; to lick up, ထုင်ထိ.—, *v. t.* to lay
partly over, ပင်ထိကထာတမဲး; to infold, နှဲ
ထိန်ဆင်တပ်; to take up liquid with the
tongue, ထုင်ထိထံ.—, *n.* ကိန်ရုင်မိန်, ကိန်
ဖျါမိန်,တပ်ကတပ်သိထာအမေးထာပုထံင် ဖျါ မိန်;
as, take your child on your lap, မိန်ထိန်
နမိထာနကိန်ရုင်မိန်တကွာ်,ထဲထိန်နမိထာနထူးထင်တ
ကွာ်.
- Läp-dög, *n.* တွံင်မိထာမိန်ရုင်ထုထိထာအကိန်ဖျါမိန်.
- Läp'-full, *n.* တပ်ပွဲကိန်ရုင်မိန်.
- Läp'-stone, *n.* ထာ်ဖျါသထာ်ဘျာကဆုင်ထာပုမေးမိန်
မဲးတဖန်မိန်ထိန်ဆုင်ကိန်ရုင်ထိးမိးထိတပ်မဲးအဂိ.
- Läp'i-da-ry, *n.* one who cuts, polishes and
engraves precious stones, ဂုထာအကျထာ်
သ့, ဂုထာအမိးဖျါ ထာ်သ့; a lapidist. See
LAPIDIST.
- Läp'i-dist, *n.* ဂုထာအထိအပုထာ်အထုင်မိန်အပုမိန်.
- Läp'pet, *n.* ထာ်ပင်ထိမဲးမိန်ဖျါဂု,တပ်ကတပ်သိအဂ
ဂုထမိးနိတကွာ်.
- Läpse, *v. i.* to pass gradually, ထိပုကွံင်တနိတ
မဲးတနုတမဲးကထိကထိ; to fall into error or
fault, ထိကမုန်တပ်တနိတမဲးတနုတမဲးထုအ
ထိကမုန်နိန်ထိ; to pass from one's hand
to another, ထိထုကုထာပုထာဂုထုထုထု.
—, *n.* See LAPSE, *v. i.*
- Läp'sus lin'guae, *n.* Lat. a slip of the tongue,

ä,ë,ï,ö,ü,ÿ, long; ä,ë,ï,ö,ü,ÿ, short; cäre, fär, läst, [fall, what; there, veil, tērm; pique; done, für,

၅၁ကညီစီးတက်ကတီးခေခိန်လီၤတထံၣ်, တက်ကတီးလီၤ တထံၣ်.

Lär'board, *n.* ကဘိဏစုၣ်တဖိပုၤအမဲၣ်မ့ၣ်လီၤဆူကဘိ ခိန်.

Lär'ge-ny, *n.* theft, တက်ထုၣ်တက်, ထုၣ်တက်အတၢ်ခဲးဘေး.

Lärd, *n.* the melted fat of swine, ထီးသိ.—, *v. t.* to stuff with pork, ထာတက်ညှဉ်အဂၢၤတ ခၣ်အကျါၤခွၢ်ထီးညှဉ်ခိၣ်သီးကထီၣ်ဝဲ; to en- rich, မၤဝဲၣ်ထီၣ်ခါထီၣ်, မၤထူး ထီၣ် တီး ထီၣ်; to mix with something by way of improve- ment, ဆါဆုၣ်ထာတက်ဂၢၢ်သီးအကမၤဂုၤထီၣ်တၢ်.

Lärd'er, *n.* a pantry for food, ဒၢးဒိဖဲပုၤပတ်တၢ်ခဲး တက်ညှဉ်ဒီးတၢ်ဂုၤတၢ်ဂၢၤလၢကအိၣ်ကအိၣ်အဂီၢ်.

Lärke, *a.* being of great size, broad, exten- sive, ခိန်, ဒၢးဒိန်, ဒၢးဒိန်ဒၢးဝီ, ထဲာ်, ဒၢးထဲာ်; as, a large person, ပုၤ ခိန်; a large stream, ထံ ခုၢ်ကျၢ်, ထံ မိာ် ပုၤ; large branches of a tree, သ့ၣ်ဒုကျၢ်; said of quantity, အါအါက ထဲၣ်; of language, တက်ကတီးအါထံၣ်အါဘိ; to be at large, not under restraint, တထံၣ် တက်ခိန်ဒုၢ်အိၣ်ခဲးတၢ်, အိၣ်ပုၤဖျးခဲး, အိၣ် ခၣ် အတၢ်, တက်ကြံအကျဲတအိၣ်နိတံၤ.

Lärke-heart'ed, *a.* noble; liberal, လၢအဖျၢၣ်တၢ် အါ, ထုၣ်တက်ညီ, တပံၣ်တၢ်.

Large'-heart'ed-ness, *n.* liberality. See LARGE- HEARTED.

Lärke'ness, *n.* See LARGE.

Lärke'ss, *n.* a present, a gift, a bounty, တၢ် ထုၣ်ကထီ, တၢ်ထုၣ်ကျၢ်, ခိန်ဒၢး.

Lärke'gish, *a.* ခိန်တဲး.

Lärke, *n.* ထီၣ်ဒိတကထုၣ်, ထီၣ်တူၢ်ဂီၤ.

Lärke'um, *n.* an alarm, တၢ်ထုၣ်တၢ်ပခိန် လၢ တၢ်ဖျၢ တၢ်အိၣ်ဝဲအစိ.

Lärke'vå, *n.* ထၢၢ်ဖိၤဆွဲးဖိၤ.

Lärke'ynx, *n.* ကိၣ်သန့, ကိၣ်သန့သ့ၣ်, ကိၣ်ထူၢ်ကတၢ်, ပက ထုၣ်တၢ်ပကတီးတၢ်အိၣ်ဂၢၢ်လီၤဆီၣ်တၢ်.

Läs'cär or Las-cär', *n.* (East Indian), a na- tive sailor, ကိၤထၢၤသုထၢၤအကဲထီၣ်ကဘိဒိ.

Las-civ'i-ous, *a.* wanton, lewd, lustful, အဲၣ်တ ထုၢ်, အဲၣ်တဘိ, ကထုၣ်ကထီ, သဲၣ်ဖျါကျီ, ဖျါကျီ.

Las-civ'i-ous-ness, *n.* တက်ကထံးကမိ. See LASCIVI- OUS.

Läsh, *n.* the thong attached to a whip han-

dle, ခိန်ဖျၢအဖျၢ; a stroke with a lash, တၢ် ဖျၢတၢ်တဘိထၢၤခိန်ဖျၢ. —, *v. t.* to strike with a lash, or ratan, ဖျၢ တၢ်; to secure or fasten by tying, ထံတံၣ်ဆၢ.

Läss, Lässie, *n.* a young woman, a girl, ခုၣ် ကနီၤ, ပုၤခုၣ်လိၣ်ထီ.

Läs'si-tüde, *n.* weakness, weariness, dullness, တၢ်ဂံၢ်ခၢ်ထါခၢ်, တၢ်လီၤဟံးလီၤတီၤ, တၢ်လီၤထွါလီၤ ကဘူး.

Läst, *a.* final, closing, hindmost, ထၢအအိၣ်လီၤ ထဲၣ်ထၢခံတတၢ်, အကတၢ်; at last, လၢအက တၢ်; to the last, တုၤအကတၢ်; last year, မၤတန့ၣ်, မၤတကၢ်.—, *v. i.* to endure, အိၣ်ကၢ, အိၣ်ကၢအိၣ်ခိၣ်, အိၣ်ခိၣ်အိၣ်ကျၢၤ; to re- main unconsumed, တထၢၣ်ကွဲၣ်တၢ်.—, *n.* a mold on which shoes are made, ခိန် ခဲးအဖျၢ, မၤဝဲလၢသ့ၣ်ဒီးဆေးခိၣ်ခဲးလၢအလီၤ.

Lätch, *n.* ခိန်ခု; a door latch, ကြိအခိန်ခု. —, *v. t.* ကွဲးဆၢတၢ်ဒီးခိန်ခု.

Lätchet, *n.* a shoe string, ခိန်ခဲးအဖျၢထၢပုၤမၤ ကျၢၤအါအဂီၢ်.

Läte, *a.* coming after the usual time, အိၣ်လီၤ ထဲၣ်, ခါပုၤကွဲၣ်, တကျၢၤဒုၢ်ဆၢအကတီၢ်တၢ်; not early, တဆိတၢ်; recent, မၤကိၣ်, လၢမၤကိၣ်; de- ceased, ထၢအသဲဝဲ; departed, out of office, ထၢအအိၣ်မၤကိၣ်, ဝုၣ်ခဲးအံၤတ အိၣ် ထၢ အလီၤလၢ ထဲၣ်; to work late in the evening from neglect, မၤခဲးရၢထါရၢ; to sleep late, မဲးလီၤ ထဲၣ်ထၢခံ.

Lä'-ten-cy, *n.* See LATENT.

Läte'ness, *n.* See LATE.

Lä'tent, *a.* hid, concealed, secret, ထၢအအိၣ်ဝဲ ထဲၣ်ဆၢတဖျါထဲၣ်, အိၣ်ခုသ့ၣ်.

Lät'er, *a.* ထၢအမၤအသးလၢတၢ်ဂၢၤအလီၢ်ခံ.

Lät'er-al, *a.* growing out of, or attached to, the side, တၢ်ဆးဒီးတၢ်အဒုထၢအထီၣ်လၢအက ပုၤ; being in a line with the side, တၢ်ဆး ဒီးတၢ်တမံၤအကပုၤထဲၣ်သကြိဒီး တၢ်တမံၤ ခုၣ်အက ပုၤ.

Lät'est, *a.* last, ထၢခံကတၢ်.

Läth, *n.* သ့ၣ်ထဲၣ်ထုၣ်သလီထၢပုၤပုၤဆၢခုၣ်ထီၣ်တၢ်အက ပုၤ.—, *v. t.* ပုၤဆၢခုၣ်ထီၣ်တၢ်အကပုၤလၢ laths.

do, wölf; fűrl, rűde, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; s as z; x as gz; n as in linger.

သိပ်တင်သီထာအနဲၣ်ဖျါတၢ်ကွဲးစးထာအလီၤတၢ်က
ထဲၣ်ပုၤဒ်အတၢ်ဆးလိၣ်အသးတၢ်ဂးတၢ်ဂး ကိးဂး ဝဲး;
statute law, တၢ်ခဲၣ်ညီၣ်အဒိအဝဲၣ်ထာအသီၤခဲၣ်
လီၤကျၢၤထာအသီၤဒ်ဖိအဂီၢ် တ မိၤ တၢ် တ မိၤ ; the
higher law, ကွီၢ်ဃါ.

Lay'ful, *a.* လီၤပလိၣ်ဒီးတၢ်သိပ်တၢ်သီ.

Lay'ful-ness, *n.* See LAWFUL.

Lay'giv-er, Lay'mā-ker, *n.* ပုၤထာအဒုးကဲထီၣ်တၢ်
သိပ်တၢ်သီ, ပုၤထာအပလိၣ်တၢ်သိပ်တၢ်သီ, တၢ်သိပ်
တၢ်သီအကစၢ်.

Lay'less, *a.* not guided by law, ထာအတတိၢ်န့ၢ်
တၢ်သိပ်တၢ်သီ, တပးကဲတၢ်သိပ်တၢ်သီထာ တၢ်နီ
တ ဝဲး ; contrary to the law, ထာအထီၣ်ဒ်ထီ
ဒ်လိၣ်အသးဒီးတၢ်သိပ်တၢ်သီ.

Lay'less-ness, *n.* See LAWLESS.

Lawn, *n.* a smooth, grassy plain, ဖျါလၢအခိၣ်
ဝဲးဒီးတ ပံၤ ထါ အုၣ်ကလၢ, နီၣ် အ ဖျါ ; a sort of
fine linen, တၢ်ကံးညှၢ်ကျာအုၣ်ကလၢလၢ.

Lay'suit, *n.* တၢ်လိၣ်ကွီၢ်. See SUIT.

Lay'yer, *n.* one versed in law, ပုၤထာအသုထီၣ်
ထၣ်ဆးဒီးတၢ်သိပ်တၢ်သီ ; one who conducts
a suit for a client, ဣးန့ၢ်*, ပုၤထာအကထီၣ်န့ၢ်
ဝဲးတၢ်ထာ ဂူပုၤထာပုၤဂးအဂီၢ်.

Lax, *a.* slack, not tense, ထာအတဆာဝဲတၢ်, ကတူၢ်
ဝဲ, ကတူၢ်အုၣ်, လီၤကတူၢ် ; of loose texture, ထာ
အညှၢ်တတိၢ်တၢ်, ဟီၣ် က ရါ ဒီး ; vague, indefi-
nite, ထာအတလီၤတၢ်လီၤဆး ; not strict in
discipline, ထာအတသိပ်ထီၣ် တၢ်ကစီ ဒီ အုၣ် အုၣ်
တၢ် ; loose in the bowels, ဟာဖၢလူ. —, *n.*
a diarrhea, တၢ်ဟာဖၢလူ.

Lax-a'tion, *n.* တၢ်လီၤကတူၢ်, တၢ်ကွီၢ်ထီၣ်.

Lax'a-tive, *n.* ကသိပ်လူ. —, *a.* ထာအမၤအသး
ကသိပ်လူအသီး.

Lax'i-ty, Lax'ness, *n.* See LAX.

Lay, *n.* a song, ငါ, ထါ သး ဝဲၣ်. —, *a.* not
clerical, ထၣ်ဆးဒီးပုၤထာအ တ မ့ၢ် ထၣ် သ ရၣ် တ
စၣ်, တထၣ်ဆးဒီးသရၣ်သ့ၣ်န့ၢ်တၢ်. —, *v. t.* to
place, to put down, ပလိၣ်, ပလိၣ်တၢ် ; to
arrange, place in order, ကျၢၤကျၢၤ, ကျၢၤလီၤ ;
to spread on a surface, ကျးလီၤ, ဒါလီၤ, က
ထ့ၢ်လီၤ ; to allay, quiet, still, မၤစၢ်လီၤ, မၤ
လီၤညှၢ်ကျၢၤ, မၤ ဟီၣ် ကျၢၤ, မၤ ဂၢ် ; to charge, im-
pute, ပလိၣ်တၢ်ကမၣ်ထာအလီၤ, ပလိၣ် တၢ် ထာ

ပုၤအလီၤ ; to lay an ambush, ပလိၣ် ပုၤ မိး ဂူ သ့ၣ်
တၢ် ; to lay a course, as a ship, ထာစၢ်ဆာ
ဆူအလီၤတပုၤပုၤ ; to lay an egg, ဝဲၣ် လီၤ ; to
lay a plan, ကျၢ်ပလိၣ်တၢ်အဒိအဝဲၣ် ထာ အ က
မၤတၢ်ခဲၣ်တၢ်န့ၢ်အဂီၢ် ; to lay a seige, စီၤဆၢ
တၢ်ဒီးသုးမုၢ်သိပ် တိ ; to lay snares, ပလိၣ်တၢ်
ဒုးလီၤဆၢထာပုၤဂးအဂီၢ်, ပလိၣ်တၢ်တၢ်ခိၣ်, ပလိၣ်တၢ်ပုၤ
ကျီၤ ; to lay a wager, တၢ်တၢ် ; to lay wait,
အိၣ်မိးဂူသ့ၣ်တၢ်ကျဲး ; — aside, to put aside,
ပလိၣ် ; to deposit, ပလိၣ်, ပလိၣ်ပလိၣ်တၢ်ထာက
မၤဆူညါအဂီၢ် ; to put away, ညီၣ်ကွဲၣ်တၢ်, ပလိၣ်
ကွဲၣ် ; to discontinue, ဆိတုၢ်, တမၤလၢ ; —
at, ဂုၣ်မၤတၢ်ခဲၣ် တၢ် န့ၢ် တ သ့ ဝဲး သ့ ; — a-
way, ပလိၣ် ; — by, to set apart for
some use, ပလိၣ် ; to throw aside, ပလိၣ်ပလိၣ် ;
to put off, သုးန့ၢ် သုးသီ ; — down, place
on the ground, ပလိၣ်တၢ် ; to give up, re-
linquish, ပလိၣ်ကွဲၣ်တၢ်, တသ့ထာထၣ် ; —
hold of, to take hold of, တိးဆၢတၢ်, seize
hold of, ဖိၣ်ဆၢတၢ် ; — in, ပလိၣ်ပလိၣ်ဒီးက
သ့ဆူညါအဂီၢ် ; — on, to impose, ဒုးမၤတၢ်
ခဲၣ်တၢ်န့ၢ် ; to inflict, blows, ဣတၢ်, ထီတၢ် ;
— open, to open, ဒီး ထီၣ်, ပလိၣ်ထီၣ်, ပလိၣ်
ထီၣ် ; — out, to expend, သုထၢ်တၢ်, မၤ
ထၢ် တၢ် ပုၤခဲၣ် ပုၤ န့ၢ် ; to expose to view,
ပလိၣ်ကဖျါထီၣ်ဝဲ ; to lay out a corpse, ကထဲၣ်
ကတီၤပလိၣ်ပုၤသံအမိၣ် ; to lay out strength, ထုး
ထီၣ် ဝဲၣ် ထါ, ကျးစး တၢ် ; — to, to charge
upon, ပလိၣ်တၢ်ကမၣ်ထာပုၤအလီၤ ; to apply
with vigor, ဂုၣ်မၤတၢ်ကြးကြး ; to lay to, as
a ship, ဒုးအိၣ်ကတီၢ်ကတိ ; — together, ပလိၣ်
ဒိၣ်တၢ်, ပလိၣ်တၢ် ; — to heart, ပလိၣ်ပလိၣ်သး
ထာတၢ်တမံၤမံၤအဆိ, သးတဂုၣ်တၢ် ; — under,
to lay under obligation, မၤဒီးကန့ၢ်ကျၢၤ
တၢ်ကျး ; to lay under restraint, ပလိၣ်တၢ်
ကြိထၢ်အဖိထၢ်. — up, to store, ပလိၣ်ပလိၣ်,
ဆဲးမုၢ်ဆဲးမုၢ် ; to confine with illness, ထၣ်တၢ်
ဆါအဆိမိးတၢ်မၤတၢ် တ ကဲ ; — to waste, မၤ
ဂုၣ်မၤဂီၤတၢ်.

Lay'er, *n.* တၢ်ကတံး, တၢ်ကတံးကထာ ; a thin layer,
သုကတံးမိးမိး.

Lay'-man, *n.* ပုၤထာအတန့ၢ်ထၣ်သရၣ်အလီၤတဂၢၢ်.

Laz'zar, *n.* ပုၤထာအတၢ်ဆါအာ.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ð as j; ð as in ðet; s as z; x as gz; n as in linger.

instrument for leveling, တပ်တမံထောပွေ့
ဝဲထောကမပဝတပ်အစီရိ.

Lěv'er, *n.* one used to prize with, နိုင်ကံ.

Lěv'er-et, *n.* ဝဲဒဲ.

Le-vi'a-than, *n.* သမုဒ်, ပထမီ. See ထီ. ၄၁: ၁.

Lěv'i-gate, *v. t.* ဝဲဒဲ, ဝဲဒဲကမုဒ်တပ်.

Lě'vite, *n.* ပုလဲဝဲဒဲ.

Le-vit'ic-al, *a.* တပ်ဆေးဒီးအလှိုင်အလှိုင်ထာ ပုလဲ ဝဲဒဲ တ
ဗင်တပ်တပ်နီဝဲ.

Le-vit'i-cūs, *n.* (ထဝဲတကတပ်) ထိင် ၃၆၁.

Lěv'i-ty, *n.* lightness, ဖြံ့ သ လီး; —of mind,
သျှင်ဖွံ့သီးညီတထာကွဲအခါ, တထိင်တထုင်, တပ်ဆီ
ကမိတ်တအိတ်တဝဲ, အတပ်ကရုထီတပ်တ အိတ် တပ်;
unsteadiness of temper or conduct, သး
တဝဲတထာ.

Lěv'y, *v. t.* —troops, မာပုလဲသုဒ်ပုလဲအံပုလဲနီ,
ဒူးအိတ်ထီပုလဲသုဒ်, မာပုလဲနီလဲဒူးသုဒ်အကျိ; —
money, ထာဖိတ်ဒူး; —war, ကထိင်ကထီလဲဒူး
အစုကထဲထာအကဒူးတပ်အစီရိ, ထဲဒူးတပ်; —a
fine, ဒူးလီးတပ်, အိတ်လီးတပ်; —a tax, ဆိတ်သွဲ.
—, *n.* See LEVY, *v. t.*

Lewd (lūd), *a.* licentious, unchaste, လူတပ်သး
ကလုင်ကလဲအခဲ, ကထိင်ကမိတ်, အထိင်ဘိသျှင်, ကမုက
မုဒ်, သဲဒဲစီကတီ; as, a lewd person, ပုလဲသဲဒဲစီ
ကတီ.

Lewd'ness, *n.* တပ်ကလုင်မုဒ်ကလုင်ရွါ, တပ်စီကတီ. See
LEWD.

Lěx-i-cōg'ra-pher, *n.* ပုလဲထာအကထိင်ကထီ ဘိဒ်ဒ်,
ပုလဲထာအနီပုလဲထီတပ်ကထီအခိပ ညီတဘိတပ် တ
ဘိစုင်စုင်.

Lěx-i-cōg'ra-phy, *n.* တပ်ကွဲလီပဝဲတပ်ကထီ တဘိ
တပ်တဘိစုင်စုင်.

Lěx'i-cōn, *n.* ဘိဒ်ဒ်. See DICTIONARY.

Li'a-ble, *a.* responsible, ထာအလီထာပုလဲထာပက
တပ်မာ, မုဒ်တမာတပ်ဒီးတပုပမိတ် တပ်; exposed
to, ထာအကတပ်ပုလဲသျှင်သျှင်.

Li'a-ble-ness, Li-a-bil'i-ty, *n.* See LIABLE.

Li'ar, *n.* ပုလဲကဘွဲကဘျှင်, ပုလဲထာအညီနီကထီကဘွဲက
ဘျှင်တပ်.

Li'bā-tion, *n.* the act of pouring, in worship,
တပ်လူထီတပ်ထာအတပ်ဆေးဒီးတပ်လှိုင်တပ် ပဝဲ; the
liquor poured, တပ်အထံထာပုလဲထီထာပဆေး
ဒီးတပ်လှိုင်တပ်ပဝဲ.

Li'bel, *v. t.* to defame by writing, ကွဲလဲဒီးပု
အထာကထီအံဒ်နီ.

Li'bel-oūs, *a.* တပ်ဆေးဒီးတပ်ကွဲလဲဒီးပုအထာကထီ.

Lib'er-al, *a.* giving freely, ယှဉ်တပ်ညီ, ယှဉ်တပ်အါ,
တပ်ပဝဲတပ်, နီ; as, a liberal person, ပုလဲအစီ;
free, unrestrained, သ ဘျှ, တပ် ကြိ တ အိတ်;
large, profuse, အါအါစီစီ.

Lib'er-āl'i-ty, *n.* freeness in giving, တပ်ယှဉ်ညီ,
တပ် ယှဉ် အါ အါ စီ စီ; largeness of mind,
candor, တပ်ဆီမိတ်ထာပုလဲထာအတပ်ထာအတပ်ဒ်ဝဲ
အသီး, အသီးထဲ.

Lib'er-āte, *v. t.* to free, ပုလဲကု, ပုလဲ ကွဲ; to un-
loose, သျှင်လီထာလီ, သျှင်လီထာပဝဲ, မာထုင်ဖွဲ.

Lib'er-ā'tion, *n.* See LIBERATE.

Lib'er-tine, *n.* a rake, ပုလဲထာအညီနီလူထာတပ်အသး
ကလုင်ကလဲအခဲ, ပုလဲထာအ တံ ကီ တပ်, အ သး; a
freethinker. See FREETHINKER.

Lib'er-ty, *n.* freedom, တပ်အိတ်သဘျှ, တပ်တမိပာအ
သးထာတပ်နီတမံ, တပ်ကြိတအိတ်; leave, permis-
sion, အခွဲ, တပ်အခွဲအိတ်ဒ်အံ ဒ် နီ; improper
familiarity, အစုတထာမိတ်တထာ, ထာတပ်အထိင်
အသးအပု.

Li-bid'in-oūs, *a.* lewd, lustful, ညီနီအိတ်ဒီးသျှင်က
တာ, သးကတာ, သးအိတ်ပုလဲဒီးတပ်ကလုင်မုဒ်ကလုင်
ရွါ.

Li-bid'in-oūs-ness, *n.* See LIBIDINOUS.

Li'brā, *n.* နီဒ်ခဲတပ်, တပ်နီဖေးစီဒေးပုလဲထီဒ်နီတီတထာ.

Li-brā'ri-an, *n.* ပုလဲထာအခဲကွဲလဲထီထီလဲဒီးတထာ.

Li'bra-ry, *n.* an edifice or room for holding
a collection of books, အထီပဲပုလဲပဝဲဒ်ထီထီအ
ကလုင်ကလုင်အဖွဲမိတ်အါအါစီစီ; a collection of
books, ထိင်တပု.

Li'brāte, *v. i.* to poise, balance, ထီ တ ထာပထဲ
သီးသီးခဲထီထီ.

Li-brā'tion, *n.* See LIBRATE.

Li'cense, *v. t.* to permit, tolerate, ယှဉ်အခွဲထာ
အကမာတပ်အံတပ်နီအစီရိ. —, *n.* authori-
ty to do, တပ်နီတပ် အခွဲထာအကမာတပ်အံတပ်
နီ; unwarantable liberty, တပ်မာတပ်ထာ
အတနီတပ်အခွဲတပ်, ထာအလှိုင်အလှိုင်တအိတ်.

Li'cens-ūre, *n.* See LICENSE, *v. t.*

Li-gēn'ti-āte, *n.* ပုလဲထာအနီတပ်အခွဲထာအကမာ တပ်
အံတပ်နီအစီရိ.

ā, ē, ī, ō, ū, y, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fāll, whæt; thēre, veīl, tērm; pīque; dōne, fōr,

Lic-çen'tious, *a.* excessive, ညီနွှင်မတတ်တထာကွင်အခါး; dissolute, ညီနွှင်လျှင်အသးထာတက်ကလုင်ကလိအပူ.

Lic-çen'tiousness, *n.* See LICENTIOUS.

Lick, *v. t.* with the tongue, လှုပ်, လှုပ်တက်လာရွှါ; to lap, လှုပ်အိထံ; to beat, ဖျတ်, တိတ်, မိ.—Lick the dust, to perish in battle, လှုပ်တိတ်မိင်ကမူင်. စံ. ၇၂: ၉.

Lic'o-riçe, *n.* သွန်ဝံတကလုင်လာအတတ်လိင်မီးတက်ကူး.

Lic'tor, *n.* ထာပုရိမေဒိအကျိမုဂ်ပဗိင်တကလုင်.

Lid, *n.* အမိင်ကျါး;—of a pot, မိင်ခွေ.

Lie, *v. i.* to utter falsehood, ကတိကဘွဲကဘျင်တက်, ကတိလိတက်, ကြိကိင်; to be in a horizontal posture, မံ, မံလိ; to be recumbent, အိပ်မံလိ, အိပ်မံနီး; to lean against, ပာဂ်ထိပ်တက်, သန့လိ; to rest or lean on, လိတိ; to be situated, အိပ်အလိမံအံလဲန့; as, Calcutta lies on the Hoogly river, ကာထကားတန့အိပ်ဝဲထံကျိဟူဂျါအန့န့; to lie in wait, အိပ်မီးတက်အကျဲ, အိပ်မီးလုသွန်တက်, အိပ်ကျဲအျိ.—Lie by, to intermit doing, အိပ်ကတိတ်.—Lie down, to go to repose, မံလိ, မံနီး, ကိင်လိ.—Lie in, to be in child-bed, အိပ်ဖျင်အမိ, မတကဲတတ်ထာအိပ်ဖျင်မိအဆိ.—Lie over, to remain unsettled, တံခံးတတ်မီးပင်ကတိတ်ပင်ထာအကမေဆူညါတအျိအဂီ.—Lie to, (as a ship) ကတိအိပ်ကတိတ်.—Lie with, to belong to, တပ်ဆးမီး; have sexual intercourse with, မံဆုင်.—, *n.* falsehood, deception, တက်ကဘွဲကဘျင်, တက်လိတက်ဂု.

Lief, *adv.* gladly, willingly, အပ်မီး, တပ်အသး.

Liege, *n.* a lord or superior, ကစာ, ပုလဲထာအပာတပ်ပုဂဲ; a vassal, ပုမီးပာအသး.—, *a.* subject, faithful, ထာအမီးပာအသးထာအမိကန့အကစာကလုင်; sovereign, ထာအပာတပ်ပုဂဲ; as, a liege lord, ပုပာတပ်ပုဂဲ, အကစာ.

Lien (lé'en), *n.* တက်ပင်ကိ, တက်စာဆင်ထာတလိးကုကမာအဆိ.

Lien-ter-y, *n.* တက်ပာစာဆိတကလုင်ကဲထိပ်ဝဲထာတက်အိပ်တက်အိတဘွဲတပ်အဆိ.

Lier, *n.* one who lies down, ပုမံလိတဂဲ; one who remains to watch, as, liers in wait, ပုမီးလုသွန်တက်. See ထိ. ၈: ၁၄.

Lieü (lü), *n.* place, stead,- preceded by in, တက်အလိ, တက်နွှင်တပ်ထာတက်ဂဲအလိ, အခါးစ.

Lieü-tën'ant, *n.* ပဗိင်ဂုဂု, သုးမိင်ဂုဂုထာအမေတက်ထာပုအိင်ထာအမိမိင်အခါးစ; a commissioned officer in the army, သုးမိအမိင်တဂဲထာ captain အမိထင်.

Life, *n.* သး, သးသမူ; the time of living, သးအမိ, အကတိတ်မဲအသးသမူမိဝဲ; state of existence, တက်အိင်တက်, တက်အိင်သမူ; manner of living, တက်အိင်တက်ဆိးအလိင်အံးန့; biography, လိင်ထာပုကွဲးလိပုကညီအဂုအကျိထာအပု; vivacity, spirit, သူင်ဖွံသးညီ, သူင်မုင်သးလုင်, သူင်မိးသးမိ, သးဆူင်ထာတက်အံးတက်န့အပု; animate beings in general, တက်တမံလဲလဲထာအမိင်မီးအသးသမူ.

Life'-boat, *n.* ခွဲထာအကပြဲကုပုကတိမိလကတိတးဂီဝဲအပု.

Life'-guard, *n.* ပုထာအမိင်မီးလပဗိင်ဂုဂု, မိပဂုဂုအဆာဂ်သီးဂုဂုခါသုတမေသံအိအဂီ.

Life'-in-sür-ance, *n.* တက်အဂုလိအိလိအသးထာအကတုင်စုဂုအံးပုန့ပုအိင်သမူမိ, ထာအမိ.

Life'-less, *a.* without life, တက်အသံ, သးသမူတမိင်ထာ; spiritless, သးအဂီစာအတိစာ, သးလိထူးလိထဲ, သးတဆူင်ထာတက်အံးတက်န့အပုတပ်.

Life'-time, *n.* အကတိတ်မဲသးသမူမိဝဲ, ထာအမိ.

Lift, *v. t.* မိင်ထိပ်, မိင်ကမိထိပ်, မိင်ကဒြါထိပ်.—Lift up, as the eyes, သက္ကထိပ်မံ, စဝ်ထိပ်မံ, မိင်ထိပ်မံ; as the voice, ထုထိပ်အကလုင်, ကိးပသုထိပ်.—Lift carefully, မိင်ကမိထိပ်, မိင်ကထိထိ.—, *n.* See LIFT, *v. t.*

Lig'a-ment, *n.* (ထီးဂုဗ်) that which connects, တက်ထာအစာဆင်ဆင်တက်တမံထာတက်တမံခင်, အညွ; the substance which connects the bone, ထုင်ထာအစာဆင်ဆင်ပမံအဆာတစပ်.

Lig'a-türe, *n.* that which binds together, a band, တက်စာတက်, တက်ဘိတက်, တက်ကံတက်; the act of binding, တက်မေစာဆင်တက်.

Light, *n.* the element, တက်ကမိ; a lamp or candle, ခုင်အူစာ, ပနဲ; anything that gives light, တက်တမံလဲလဲထာအဒုးကမိတက်; a window, တက်ထုင်ဖျိထာတက်ကမိကနွှင်ဝဲအဂီ.—, *a.* not dark, ထာအကမိဝဲ, တံခံးတပ်; white or whitish, ဝါ, ဝါတပ်စးမိ; not heavy, ဖွံ,

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ğ as j; ġ as in ġet; s as z; x as gz; ñ as in linger.

ကမီ,တစာတည်း; easy of performanee, ညီတစဲ,တကိမ္ပိန်ခြင်တည်း; easy of digestion, ထာအဘျားညီ; weak, not strong, အဝံင်ခါတါစါ, အိန်တဆူင်တည်း; active, nimble, ဝှံဝှံဆူ့ဆူ့, ဖှံဝှံ, အ ခံဖှံ; gay, airy, အသျှင်ဖှံအသးဖှံ, သျှင်ဖှိသးဖှိ; unsteady, သျှင်တဂါ်သးတကျၤ, တကရလီတံင်တည်း; loose, not compact, ကမီလီဖါ; spongy, ကသိန်ကသီ. —, *v. t.* to kindle, ခွင်ကမီ; make light, လှကမီ, မကမီထီင်. —, *v. i.* fall and hit, လီတင်တံင်အံင်တံင်နွါအလီ; to happen to find, တင်သမိန်မီးတံင်အံင်တံင်နွါ, ထံင်ဖူး; to descend, as from a horse or carriage, ခံင်လီ, လှလီ, လဲလီ; to descend and rest, as a bird, မိလီ.

Light'en, *v. t.* to make lighter, less heavy, မဖှံထီင်က့, မထီင်ထီင်ညီထီင်က့; to illuminate, မကမီထီင်, ဒူးကမီထီင်. —, *v. i.* to flash as the electric fluid, လီတံင်အခိ; as a fire-fly, သးကမီ.

Light'er, *n.* ခွဲဒူးခြင်ထာအမိန်ထီင်မိန်လီတံင်ဖိတံင်ထံထာကဘီပု.

Light-fin-gered, *a.* အိန်မီးအစူကခွင်.

Light-foot-ed, *a.* ခံဖှံထီင်ဖှံ, ခိန်ဖှံစူဖှံ.

Light-head-ed, *a.* heedless, တင်ဘးမီးပုထာအတဆိကမိန်တံင်မီးခါမီမကတံင်, သးတဆးတင်; slightly delirious, တသျှင်ညါက့အသျှင်အသး, ကတိခံတံင်.

Light-heart-ed, *a.* သျှင်ဖှံသးဖှံ, အိန်မီးသျှင်ခုင်သးခုင်, တံင်သးအူးတမိန်.

Light-horse, *n.* သူးမိဒီးကသျှင်ထာအမိန်မီးစူကဝဲလၢအဖှံ.

Light-house, *n.* တၢးဒူးထီထာအအိန်မီးခွင်အူဒၢလၢအမိန်မိန်ဒ်သီးကဘီဖိကထံင်မီးသျှင်ညါအလီအဂိ.

Light-in-fant-ry, *n.* သူးမိဒူးတံင်ထာခိန်မိန်မီးစူကဝဲလၢထာအတစာတည်းတဖင်.

Light-mind-ed, *a.* သးကမီလီ, သးတဆိကမိန်တံင်အဝှံလီတံင်လီဆဲး, သးတဂါ်တကျၤ, သးသပှံတမိန်.

Light'ness, *n.* want of weight, တံင်ဖှံသလီ; gayety, liveliness, သျှင်ဖှံသးညီ; inconstancy, unsteadiness, သျှင်တဂါ်သးတကျၤတည်း; levity, wantoness, တံင်ကထံကလူ.

Light'ly, *adv.* ကမီကမီ; as, to handle lightly, ထံးကမီကမီ.

Light'ning, *n.* လီ.

Lights, *n. pl.* the lungs of brute animals, ဝသိန်, ဝသိန်ဝသန်.

Light'some, *a.* luminous, not dark, အိန်မီးတံင်ဖါ, ကမီဝဲတစဲတစဲ; gay, cheerful, သျှင်ဖှံသးဖှံ, သျှင်ခုင်သးခုင်.

Light'some-ness, *n.* luminousness, တံင်ကမီထီင်, cheerfulness, merriment, တံင်သျှင်ဖှံသးဖှံ, တံင်သးခုင်.

Lig'ne-ous, *a.* like wood, မအသးဒ်သျှင်အသး; made of wood, ကဲထီင်ဝဲလၢသျှင်.

Lig'num-vitae, *n. Lat.* သျှင်မူ, သျှင်ဂု, သျှင်ဂုအထဲ.

Like, *a.* similar, resembling, လီကံင်; the same, ဒ်သီးသီး, တမံးမီ, တလီမီတင်; probable, likely, တင်တတင်က့ဝဲ, လီကံင်ဝဲဒ်န့င်အသး. —, *adv.* in a like manner, တုလီဒီး, ဒ်သီးသီး, ဒ်န့င်; probably, သၢင်, သျှင်သျှင်. —, *n.* တံင်ထာအလီကံင်လီအသး, တံင်ဒ်န့င်အသး. —, *v. t.* to be pleased with, အိန်မီးဝဲ, တင်အသး; to be pleased to do, မိန်မေအသး, အိန်မီးမၢဝဲ. —, *v. i.* to choose, prefer, as, he may do as he likes, အဝဲကမီဝဲဒ်အသး.

Like'li-hood, *n.* See LIKELY, *a.*

Like'ly, *a.* probable, ညီန့င်မအသးဒ်န့င်, လီကံင်ထာကမီအသးဒ်အံင်ဒ်န့င်; of good qualities, ထာအဂုဝဲ. —, *adv.* probably, တင်တတင်, သျှင်သျှင်.

Like'-mind-ed, *a.* သးအူထီင်လီပလီဝဲ.

Lik'en, *v. t.* to compare, မိလီတံင်, တွင်လီတံင်အဒီးအထံင်ထာအမအသးဒ်အံင်ဒ်န့င်.

Like'ness, *n.* resemblance, similitude, အကွါအဂီလီကံင်လီ, အဂီ, အကံင်အဂီ; a picture or image resembling the original, တံင်အဂီ, တံင်အဒီး.

Like'wise, *adv.* in like manner, ဒ်န့င်အသး, also, ခုင်, ခုင်ကီး, ဒီး; moreover, အမိန်တလီ, ထာန့င်အဝဲညါ.

Lik'ing, *n.* inclination, pleasure, တံင်အိန်မီး, တံင်တင်အသး; as, to your liking, ဝဲဒ်န့င်သး, ဝဲဒ်အိန်မီး; as, to take a liking to, အိန်တံင်, အိန်မီးတံင်, တင်သးထာတံင်အံင်တံင်နွါ.

Li'lac, *n.* သျှင်မိတကလုင်ထာအအိန်မီးဖိဂုမ.

ä, ê, î, ò, ù, ŷ, long; ä, ê, î, ò, ù, ŷ, short; cäre, fär, läst, fall, what; thère, veïl, tärn; pique; done, för,

Lil'y, n. a land lily, ဒွန်ညါခိ, ဖိဒွန်ညါ; a water lily, ကွန်, ဒွန်ညါထံ.

Lim'b, n. an end, extremity, တာ်ခမ်းနီ. — of the body, ဝေစု ဝေခိန်. — of a tree, သွန်ဒု, ဝေဒုအကြိ.

Lim'ber, a. flexible, pliant, ခါ, ခါဘဲထဲ, ခါကဘိန်, ခါကဘိန်ခါကဘဲ, ခါကဘိန်ကလွန်ထဲ, ခါကပုင်ကထဲ. —, v. t. to make flexible or pliant, ဒုးခါတါ. — to limber a gun, ပင်ချိင်ထာ် ထွန်ကတင်အထဲ.

Lim'ber-ness, n. See LIMBER.

Lim'bo, Lim'bus, n. ဝေလီဝဲပုဒုးဆင်တါ.

Lime, n. a viscus matter used to catch birds, ဝဲ; the fruit, ဆင်ပြိန်သင်; quick-lime, ထွန်, ထွန်ဝါ.

Lime-kiln, n. ဝေလီဝဲပုဒုးကွန်ထွန်.

Lime-stone, n. ထာ်ထွန်.

Lime-water, n. ထွန်ထံ.

Lim'it, v. t. to fix the boundaries of, to circumscribe, နီဒုးတာ်အဆါ, မးနီနိန်ဘင်တာ်အဆါ ဝေဝဲ; to set bounds to, to bound, ပင်နီနိန် အဆါ; to make narrow, confine, မးဆိန် လီတါအထီ; to define, or restrict the meaning of a word, မးနီနိန်ဘင်တာ်ကထီအခိပ ညီလီတါလီဆဲး. —, n. a boundary, တါ အကတာ်, တါအဆါ, တါအဆါ, တါပွဲအံပွဲခွဲ; a mark not to be passed, တါအဆါထာ်အ တထဲပုဒုးကွန်ထွန်; a border, ဝေသ ခွဲ, ဝေက တါ.

Lim'it-a-ble, a. ထာ်ပင်အကတာ်သ့, ထာ်ပင် နီနိန် အ ဆါသ့, ထာ်ပင်အဆါသ့.

Lim-it-a'tion, n. the act of setting bounds to, တါမးပင်နီနိန်ဘင်တာ်အဆါ; the act of restric- ting the meaning of a word, တါမးနီဒုး တါကထီအခိပညီအဆါ.

Lim'it-ed, a. circumscribed, ထာ်အကတာ်အိန်, ထာ် အသခွဲအိန်.

Lim'it-less, a. အကတာ်အိန်, အသခွဲအိန်.

Limn, v. t. to draw or paint, ကွဲးတာ်ဂီထာ်ကပုင် နဲးတာ်အစီ.

Lim'ner, n. ပုထာ်အကွဲးတာ်ဂီထာ်ကပုင်.

Limp, v. i. to halt, to walk lamely, ထဲတါတ

ကွဲးတာ်ကွဲး, ထဲတါတါခိးကွဲးခိးကွဲး. —, a. limp- sy. See LIMPSY.

Lim'pid, a. clear, transparent, pure, ကချီ, ဆုံ, ထာ်အထွဲထွဲ.

Limp'ing-ly, adv. See LIMP.

Limp'sy, a. limp, flexible, ခါ, တချိန်တင်.

Lim'y, a. glutinous, viscid, ထီဂင်ထာ်ထုး, ထာ်အ ပံင်, ထာ်အဝဲထုး. —, a. containing lime, အိန်ဆါ ဟင် အသး ခိးထွန်; resembling lime, ထီဂင်ခိးထွန်.

Linch'pin, n. တါပင်ခဲင်ထာ်အစီဘင်ထွန်ပံင်ထွန်အဝင်ခိး ခိးနီ.

Line, n. longitudinal extension, တါထီ; a string, ပုံ; an extended string, ပုံထာ်အ တင်တာ်ခါထီအသး; a row of things set in order, တါတဝ်; as, a line of trees, သွန် တဝ်; a line of written or printed letters, ထီတဝ်, ထီတ တါ; a line in geometry, ထင်; a straight line, ထင်အကျါ; a curve line, ထင်အကွန်ကွဲး; a perpendicular line, ထင်အထွန်ကထင်; the lines of the hand, (creases,) စုတါ, စု ကိစု တါ. —, v. t. to line as a garment, ဆဲးခံကထာ်တါ; to line with boards, မးဒုးသွန်ဘင်ခံကထာ်; to line a hymn, ဝေတကျါတကျါပုဒုးသးပံင်ကထုးအသး.

Lin'e-age, n. progeny, အစါ, အစါအသွန်; with- out lineage, အစါတအိန်, အစါထီတဝ်; of the same lineage, အစါဒုးထီထီ.

Lin'e-al, a. composed of lines, အိန်ခိးအတါ တ ဝ်; descended in a direct line, heredita- ry, ဘင်ဆဲးခိးအစါအသွန်ထာ်အ တါ တူင် နီ တ တါ.

Lin'e-a-ment, n. feature, form, တါခဲင်ပျါတါအ ကွဲးအဂီထာ်အဝဲအနီ.

Lin'e-ar, a. See LINEAL, def. 1.

Lin'en, a. ထာ်အကဲထီပဲထာ်အထီ. —, n. cloth made of flax, တါကဲးညင်ထာ်အကဲထီပဲထာ် အထီ, တါကဲးညင်ပထီ.

Lin'en-drāp'er, n. ပုထာ်အခါအပုထာ်ကဲးညင်ပထီ.

Lin'ger, v. i. to loiter, delay, tarry, အိန်ခိးခင် တါ, တါမးထာ်အသးအသး, အိန်ခိးခင်တါဆဲးဆဲး, တပ စုပတုးတင်; to hesitate, မးတချီထင်ထာ်သးဒု ခိတါအထီ.

dg, wōlf; fūrl, rŭde, pŭsh; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as s; ʒ as gz; ŋ as in linger.

- Līn'go, *n.* tongue, speech, language, တာ်ကတိ, တာ်ကလုာ်ကတိတာ်. *col.*
- Līn'gual, *a.* pertaining to the tongue, တာ်ဘးဒီးဂ္ဂါ; pronounced from the tongue, သိာ်ထီာ်ဝဲထာ်ဂ္ဂါအဆိ.
- Līn'guist, *n.* one skilled in language, ဟုလၢအသုဟုကလုာ်ကတိအကျိာ်.
- Līn'i-ment, *n.* ကသံာ်ခိာ်.
- Līn'ing, *n.* the inner covering of anything, ထာ်တၢ်မၤသးခဲကထာ်န့ၣ်လၢအဖိထံာ်ကထာ်, ထာ်ညါတကထာ်.
- Līnk, *n.* a ring of a chain, ဟံၤသ့အကျိာ်တကျိာ်; a torch, ဆိ. —, *v. t.* to connect with a link, ဘျးခဲဘျးတာ်အကျိာ်တကျိာ်ဒီးတကျိာ်; to connect, *fig.* ဒုးထာ်ထွဲထာ်လိာ်တာ်.
- Līnk'boy, *n.* ဟုလၢအမိာ်ဆိဒီးသိးကလုာ်.
- Līn'net, *n.* ထီာ်ဖိတကလုာ်.
- Līn'seed, *n.* flax seed, ပဒီးအန့ၣ်.
- Līnt, *n.* တာ်ကဲးညာ်ဝါအကမုာ်ထာ်ဟ့ၣ်ညါန့ၣ်ပာ်လီၤ, ဟ့ၣ်ညါထာ်တၢ်ပူၤလီၤအလီၤ.
- Līn'tel, *n.* ကျဲးခါခိာ်မိာ်, ကျဲးခါအကျိာ်ထံး.
- Lī'on, *n.* the animal, ခုလုာ်; an object of curiosity or interest, တာ်လီၤတိာ်လီၤဆိ.
- Lī'on-ess, *n.* ခုလုာ်မိာ်.
- Lī'on-heart'ed, *a.* ထာ်ဘးဒီးဟုလၢအသးဒုးခဲဒုလုာ်အသိး.
- Līp, *n.* lip of the mouth, နိး, ဟ့ၣ်ညါ, နိး, ဟ့ၣ်ညါ; edge of a thing, အခိာ်ဒု, အသ့ဂ္ဂါ.
- Līq-ue-fac'tion, *n.* See LIQUEFY.
- Līq-ue-fy (lik'we-fy,) *v. t.* to melt, to dissolve, မၤပံာ်ထီာ်, မၤဒိကဲထာ်အထံ. —, *v. i.* ကဲထီာ်တာ်ထံ.
- Lī-queúr' (le-kur'), *n.* သိးအဆၢ. See LIQUOR.
- Līq'uid, *n.* any fluid that is not aeriform, တာ်ထံ, တာ်ယုၤသ့. —, *a.* ထာ်ဘးဒီးတာ်ထံ, ထာ်အယုၤသ့.
- Līq'uid-ate, *v. t.* to pay a debt, လိးကုၤအကမာ်.
- Līq'uor, *n.* any liquid, တာ်အထံ; especially rum &c. သိး.
- Līsp, *v. t.* ထံာ်ခဲာ်တၢ်ကိးတကျိာ်ဘာ်, ဒိပဲးတာ်အသိးသး န့ၣ်ကိးဝဲထာ် တး, s ကိးဒ် th သိာ်ဝဲအသိး, ဒီး တာ်ဒ်န့ၣ်သိးတခဲာ်ခဲာ် lisp လီၤ.
- Līst, *n.* a strip of cloth forming a border, သး

- ကလးအသ့ဂ္ဂါ, အမဲး; a catalogue, အစီရိ. —, *v. t.* to cover with a list, သးထီာ် list ထာ်တာ်အသ့ဂ္ဂါ, မိာ်ထီာ်တာ်အကန့ၣ်, ဒုထီာ်; to enlist as troops. See ENLIST. —, *v. i.* to desire, ဆၢန့ၣ်, မိာ်န့ၣ်, သးထီာ်. *obs.* an inclination (as, of a ship) to one side, တာ်ဒုခဲ, တာ်တစ့. to hearken, listen. See LISTEN.
- Līst'en, *v. i.* to hearken in order to hear, ကန့ၣ်; to obey, ဒိကန့ၣ်.
- Līst-less, *a.* တပာ်ကဲထာ်ဘာ်, တဆိကမိာ်တာ်ဘာ်.
- Līst'less-ness, *n.* See LISTLESS.
- Līt'a-ny, *n.* ထံာ်ဘိထုကတိတာ်အမိအထံာ်တခဲာ်.
- Līt'er-al, *a.* not figurative, ထာ်ဘးဒီးတာ်ကတိလီၤလီၤ, တခဲာ်တာ်ကတိဒိထာ်; following the exact words in translating, ထုထီာ်ထံာ်ထီာ်ထံာ်ထီာ်တဘိထုကတိလီၤလီၤလီၤဆဲး; consisting of letters, ထီာ်ဒီးထံာ်ခဲာ်တခဲာ်.
- Līt'er-a-ry, *a.* pertaining to literature, ထာ်ဘးဒီးထံာ်ဒီးထံာ်ဒီး; versed in literature, သုထံာ်သုထံာ်ထာ်ထာ်ပွဲၤပွဲၤ; as, a literary man, ဟုသုထံာ်, ဟုသုထံာ်ထာ်ထာ်ပွဲၤပွဲၤ.
- Līt'er-á'ti, *n. plur.* ဟုလၢအသုထံာ်ဒီးထံာ်ဒီးထီာ်ထီာ်ဘျးဘျးတခဲာ်.
- Līt'er-a-tūre, *n.* learning, knowledge of books, တာ်သုထံာ်ဒီးထံာ်ဒီးအကလုာ်ကလုာ်အမိမိ, တာ်အဝဲာ်အဝဲာ်ထာ်ထံာ်န့ၣ်ထီာ်ထီာ်ဝဲတခဲာ်.
- Lithe, *a.* flexible, pliant, ခဲပဲာ်ပုာ်, or ခဲပဲာ်ပုာ်. See LIMBER.
- Lithe'some, *a.* pliant, lithe, limber. See LIMBER.
- Līth'o-graph, *v. t.* မၤန့ၣ်တာ်အမိအထံာ်ထာ်ထာ်ဘျးဘျးထီာ်ခိာ်ဒီးပုာ်န့ၣ်တာ်.
- Lī-thōg'ra-phy, *n.* တာ်ပုာ်န့ၣ်န့ၣ်တာ်ထာ်ထာ်ဒိပဲး တာ်ထာ်အမိခိာ်အသိး.
- Lī-thōl'o-gy, *n.* တာ်ကုာ်တာ်သးထာ်အန့ၣ်ထီာ်ထာ်တကလုာ်ဒီးတကလုာ်လီၤဆိလိာ်အသးဒိခဲာ်ဒိခဲာ်.
- Līt'i-gant, *n.* ဟုလၢအလိာ်ထာ်ထီာ်ကျိာ်ဒီးဟုလၢ.
- Līt'i-gāte, *v.* လိာ်ကျိာ်, လိာ်ထာ်လိာ်ကျိာ်.
- Līt-i-gā'tion, *n.* တာ်လိာ်ထာ်လိာ်ကျိာ်.
- Lī-tīg'ious (li-tid'jus), *a.* inclined to judicial contests, ညါန့ၣ်လိာ်ကျိာ်ထာ်ဟုလၢ, ခုာ်ကျိာ်, အဲာ်ကျိာ်; disputable, ညါန့ၣ်ဝဲာ်လိာ်ထီာ်ထီာ်, ညါန့ၣ်ထုာ်လိာ်ထီာ်ထီာ်သးဒီးဟုလၢ.

ā, ē, ī, ō, ū, ȳ, long; ä, é, ï, ö, ü, ȳ, short; cāre, fār, lāst, fāll, w hæt; thēre, veīl, tērm; pīque; dōne, fōr,

Lōaffer, *n.* ဂှတကတသတတေးပုစိမီးလိမိဉ်လိမိဉ်ပုဂတ
 တတၢ်,ပုလုဉ်ပုလုဉ်တၢ်မိ.
 Lōaf-sug-ar (shug'ar), *n.* အံသၢ်ဆာကိၢ်လိဉ်.
 Lōam, *n.* ဟိဉ်မိဉ်ဂုၤ,ဟိဉ်မိဉ်ကဖိလိဝ်,ဟိဉ်မိဉ်သိ.
 Lōan, *v. t.* to lend, ခူးလိၢ်လိၤတၢ်.——, *n.* တၢ်ခူး
 လိၢ်လိၤတၢ်,တၢ်ငါလိၤတၢ်. See LEND.
 Lōath, *a.* unwilling, reluctant, ထာၢ်တတၢ်ပသး;
 as, I am loath to do it, တၢ်တမိဉ်မၤတၢ်ပသး
 သးထာၢ်တတၢ်ပသး.
 Lōathe, *v. t.* to hate, သးထုတၢ်; to feel disgust
 at, သးဆၢ်အာတၢ်.
 Lōath'some, *a.* disgusting, odious, abhorrent,
 ကသိးကသိး,စသိးစသိး, ထာၢ်မၤသးတၢ်ပသး.
 Lōath'some-ness, *n.* See LOATHSOME.
 Lōb'by, *n.* a waiting room or small hall, ဝေး
 မိဉ်ပုဂတၢ်မိဉ်ပုဂတၢ်.
 Lōbe, *n.* a projecting part of an organ, တၢ်
 တၢ်ပသးမိဉ်ပသးထာၢ်တတၢ်ပသး နၢ်က နှဲၣ် ထီၣ်အသး; as,
 the lobe of the lungs, ပသိဉ်တမိ; the lobe
 of the liver, ပသိဉ် တမိ; the lobe of the
 ear, နၢ်ဖျါ,နၢ်တုအမိဉ်တံး.
 Lōb'ster, *n.* တမိဉ်ကိၤ.
 Lō'cal, *a.* pertaining to a particular place,
 တၢ်ပသးမိဉ်ပသးထာၢ်တတၢ်ပသး.
 Lō'cāl'i-ty, *n.* a place, အလိၢ်. See LOCAL, *a.*
 Lō'cāte, *v. t.* to designate the place of, မၤခိဉ်
 ပသးထာၢ်တတၢ်ပသး; to place, ပသးထာၢ်.
 Lō'cā'tion, *n.* တၢ်မိဉ်တၢ်မိဉ်ပသးထာၢ်တတၢ်ပသး.
 Lōck, *n.* a lake, ကွဲ, ကွဲခုၢ်; lock of a trunk, သီးအ
 စာ; lock of a gun, ကျိအမဲၣ်ခွဲ; lock of a
 canal, တမၢ်; lock of hair, မိဉ်သုတထံ.
 ——, *v. t.* to fasten with a lock, ဝံၣ်ဆၢ်
 မိဉ်သီး; to shut up closely, ကးတံၣ်ဆၢ်တၢ်ဆံး
 ဆံး; to clasp tight, မိဉ်ဆၢ်ဆံးဆံး,ကျးဆၢ်.
 Lōck'er, *n.* တၢ်အလိၢ်မိဉ်ထာၢ်ကတိပုထာၢ်ပုဝံၣ်ဆၢ် ဝဲ မိဉ်
 သီး.
 Lōck'et, *n.* an ornament for the neck, သီးအမိ
 ထာၢ်ပုကျးဆၢ်,ထံၣ်တၢ်အဂီၢ်.
 Lōck'-jaw, Lōcked'-jaw *n.* ခၢ်လိၤထံၣ်တၢ်,ထုဉ်တၢ်.
 Lōck'-smith, *n.* ပုမိဉ်သီးအစာ,ပုတုသီးအစာ.
 Lōck'up, *n.* အလိၢ်မိဉ်တၢ်မိဉ်ခိဉ်ပုမၤကမၤတၢ်ပသးမိဉ်
 ဆၢ်ပသးထာၢ်တတၢ်ပသး.

Lō-co-mō'tion, *n.* တၢ်သုးအလိၢ်တပုတၢ်တပု တပု
 တၢ်တပု.
 Lō-co-mō'tive, *a.* ထာၢ်သုးအလိၢ်တပုတၢ်တပုတပု
 တၢ်တပု.——, *n.* ထုဉ်ခွၢ်အုအမဲၣ်, နံၣ်တၢ်အ
 သိး, ထုဉ်ခွၢ်အုထာၢ်အမိဉ်မိဉ်မိဉ်ထာၢ်အထုထုအ
 တၢ်တပုထာၢ်အလိၢ်.
 Lō-comō'tive-engine, *n.* See LOCOMOTIVE. *n.*
 Lō'cust, *n.* the insect, ခွၢ်,ခွၢ်မိဉ်တြါမိ; the tree,
 သုဉ်တကလုဉ်.
 Lōd'ge, *v. i.* to reside, မိဉ်ဆိး; to stay for a
 time, မိဉ်ပသ်,မိဉ်ပသ်တမိဉ်တလိၢ်; to lodge in
 the throat, ကိဉ်ထုၢ်လိၤကတၢ်, ကိဉ် ထုၢ် လိၤ က
 တံၣ်; to lodge in the branches of a tree,
 လိၤ က တံၣ် လိၤ ဆၢ်; to lodge, as one tree a-
 gainst another, လိၤကျးထီဆၢ်, လိၤကတၢ် လိၤ
 ဆၢ်.——, *v. t.* to place, ပသ်ပသ်,ပသ်တုပသ်စး;
 to furnish with a temporary dwelling,
 ကထံၣ်ကတိၤတၢ်ထာၢ်ပုမိဉ်တမိဉ်တလိၢ်အဂီၢ်; to
 lodge in the mind, ထီၣ်ခိဉ်ထာၢ်သုဉ်တၢ်သးထံ;
 to lodge a complaint, ငံၣ်တၢ်ကမၤတၢ်ထာၢ်ပုလိၤ
 ထာၢ်ပု.——, *n.* ဝဲ.
 Lōd'g'ing, *n.* a temporary habitation, အလိၢ်
 မိဉ်တမိဉ်ဆိးတမိဉ်တလိၢ်မိ.
 Lōd'g'ment, *n.* the act of lodging, တၢ်ခိဉ်တၢ်အ
 လိၢ်ထာၢ်အကမိဉ်ဝဲ; an accumulation, collec-
 tion of something at rest, တၢ်ခွၢ်မိဉ်မိဉ်ဝဲ
 အလိၢ်.
 Lōft, *n.* a floor or room placed above an-
 other, အလိၢ်ထာၢ်အမိဉ်တသိ.
 Lōft-i'ness, *n.* See LOFTY.
 Lōft'y, *a.* high, ထာၢ်အထီၣ်ထီၣ်; elevated in con-
 dition or character, မိဉ်မိဉ်အလိၢ်ထီၣ်ထီၣ်,
 မိဉ်မိဉ်အထီၣ်ထီၣ်,မိဉ်မိဉ်အမိဉ်အကမိဉ်; majestic,
 sublime, မိဉ်မိဉ်ထီထီ, အကယုမိဉ်အက ညီၣ် ထီ;
 proud, haughty, ထာၢ်အထီၣ်ထီၣ်အသး.
 Lōg, *n.* a thick piece of wood, သုဉ်ခွၢ်; the
 quadrantal board used to measure a
 ship's way, တၢ်ထီၣ်ကတိၤထာၢ်တၢ်ခွၢ်ဆံးမိဉ်ထီၣ်,
 ပံၤထီ* a log book. See LOG-BOOK.
 Lōg'a-rithms, *n. pl.* ဝံၣ်တၢ်ခွၢ်တၢ်အမိဉ်အထံၣ်တက
 လုဉ်.
 Lōg-book, *n.* ထံၣ်ထာၢ်ကတိၤမိဉ်ကွဲးခိဉ်အဝုၢ်အကျိၤတစၢ်
 ထာၢ်ပုထာၢ်အတၢ်ပသးမိဉ်ကတိၤထာၢ်တၢ်.

á,ē,î,ô,û,ý, long; ä,ě,ï,ö,ü,ÿ, short; cäre, fär, lást, fall, whät; thère, veíl, tèrm; píque; döne, fòr,

Lög-c'ib'in, *n.* See LOGHOUSE.
 Lög'ger-head, *n.* ပှအမား, ပှထောတက်ကုန်တက်ဆေးတ
 အိပ်.
 Lög-house, *n.* ထိပ်ထောပှမာကဲထိပ်ဝဲထောသုန်ဖူတပန်.
 Lög'ic, *n.* (လီးဇံ) တက်ကုန်ဘဉ်းသုဒ္ဓိးတဲဖျါထိပ်တက်အ
 ဝှ်အဖိလီထက်လီဆဲးတိတိလီလီန့ၣ်လီ.
 Lög'ical, *a.* ဘဉ်လိဒ်ဒီးလီးဇံ.
 Lo-g'ician, *n.* ပှထောအသုလီးဇံ, ပှထောအန့ၣ်လိပှဂါ
 ထာလီးဇံ.
 Lög'-line, *n.* ပှထောအထိန်နီၣ်ကဘိထဲတက်, ပံထောအပှ.
 Lög'wood, *n.* သုန်ဂါဒီးစာတကလုၣ်, ပှသူဒီးထောအမာ
 ဂါတက်ကံးညဉ်ဒီးထောတသိန်အဂီ.
 Lō'gy, *n.* heavy, dull, in respect to motion,
 စာ, တရွာဘဉ်; as, a logy horse, ကသုန်ထဲတက်
 စာ, ထဲတရွာဘဉ်.
 Loins, *n. pl.* of a person or any animal, လိၣ်ဒု,
 လိၣ်ကဏ္ဍာခိန်ခိ; of a person, called also
 reins. See REINS.
 Lo'iter, *v. i.* to delay, linger, lag, မကစွဲၣ်တက်,
 မကစွဲၣ်အသးထောတက်မအပှ. See LINGER.
 Löll, *v. i.* to recline, ဝဲလီကကျ ထောတက်ကၢၣ်အ
 စိ; to hang out the tongue, ထိန်လီခဲအ
 ရှာ, ရှာလီခဲဝဲ.
 Lōne, *a.* single, alone, လီဆီ, အိန်သယုၣ်သတှ.
 Lōne'ly, *a.* အိန်သယုၣ်သညိ; solitary, lonesome,
 သယုၣ်တှ်, အိန်သယုၣ်သညိ, သးသယုၣ်ပှ, အိန်သ
 ယုၣ်တှ်.
 Lōne'li-ness, *n.* See LONELY.
 Lōne'some, *a.* အိန်သယုၣ်တှ်, တမုၣ်ဘဉ်သးသယုၣ်
 တက်အစိ.
 Löng, *a.* long in dimension, extended, ထီ, ထံး;
 long in time, ယိၣ်, စဲးစဲး, အဆာကတိၣ်ဒ်.
 —, *adv.* to a great length, ထံးထိၣ်,
 ထံးထံးထီထီ; for a long time, ကထီကထီ, ယိၣ်,
 စဲး, စဲးစဲး. through the whole extent or
 duration, ဒိဘိညါ, ဒိတိဘိညါ, all day long, သု
 တနံးကျာ, all night long, သီတနံးကျာ —,
v. i. မိန်န့ၣ်, စာန့ၣ်တက်ခိန်ခိ, သးသယုၣ်တက်; as, I
 long to see my mother, ယသးသယုၣ်ဘဉ်ယ
 မိ; I long to eat fresh fish, မိန်အိန်ဘဉ်ယ
 သးထောညဉ်သံကစဲၣ်ခိန်ခိကထဲၣ်.
 Löng-armed, *a.* ထီခဲ.

Löng-a-gō, *adv.* ယိၣ်ယိၣ်, စဲးစဲး, တှ်ထီ, ဝဲတှ်ထီ, စဲး
 စဲး.
 Löng'bēat, *n.* ချဲအခိန်ကတၢၢ်အကျာကတၢၢ်ထာကဘိ
 ပှတဘုၣ်, ချဲအစီ.
 Lon-g'ēv'i-ty, *n.* long life, သးကၢ, အိန်ကၢအိန်ခိ.
 Löng'-head-ed, *a.* having forecast, discerning,
 ထောအကုန်တက်ဘဉ်းတက်သု.
 Lön'gi-tūde, *n.* (လိၣ်ကထုး) length, တက်အထီ, တက်အ
 ဝဲထီ; distance from a meridian, အလီၣ်စီ
 စုဒီးမရဲးအဝှ်ပှထောပှ.
 Lön-g'i-tū'din-al, *a.* ဘဉ်စာဒီးအထီတခိ.
 Löng'-leg-ged, *a.* ထီစုထီခိ.
 Löng'-lived, *a.* အိန်ကၢအိန်ခိယိၣ်ယိၣ်.
 Löng'-necked, *a.* ကိၣ်စီတလီ, ထီကိၣ်.
 Löng'-run, *n.* long time, ဆာယိၣ်ကတိၣ်ထီ, အဆာ
 အကတိၣ်ယိၣ်.
 Löng'-sight-ed, *a.* able to see at a great dis-
 tance, sagacious, ထောအထံၣ်တက်ဝဲထံးထံး
 far seeing, ထောအကုန်တက်ဝဲထံးထံးထံးထံး
 ထောအကုန်တက်ဝဲထံးထံးထံးထံးထံး.
 Löng'-süf-fer-ing, *a.* patient, forbearing, ထော
 အဝဲသးစုတက်ဝဲထံးထံး. —, *n.* clemency,
 patience, တက်ဝဲသးစုတက်ဝဲထံးထံး.
 Löng'-wāist-ed, *a.* လိၣ်ဒုအထီ.
 Löng'-wind-ed, *a.* having strong lungs, သးတ
 လီထံးလီထံးညီဘဉ်; lengthy in speaking,
 ထောအခိန်လီထဲလီတက်စဲးစဲး.
 Look, *v. i.* to direct the eye in order to see,
 ကွၢ်; to seem, appear, မအသးစိအံၣ်န့ၣ်, ရှါ
 ထာအသးစိအံၣ်န့ၣ်; to face, to front, အစဲၣ်
 ညါလီဆုအံၣ်န့ၣ်; to look about, ကွၢ်ကွၢ်ကွၢ်,
 ကွၢ်တရဲး. — Look after, to take care of
 ကွၢ်မိ, ကွၢ်ယုၣ်ကွၢ်စုး, ကွၢ်သုၣ်ကွၢ်မိ, ကွၢ်ထွဲတက်အဝဲ.
 — Look, at, ကွၢ်, ကွၢ်လီ, ကွၢ်ကီ; to look at
 without interest, ကွၢ်တမိၣ်, ကွၢ်တမိၣ်ကွၢ်တမိၣ်;
 to look at minutely, ကွၢ်တိကွၢ်လီ, ကွၢ်ထံကွၢ်
 ဆး. — Look for, to expect, ကွၢ်ထာ, ကွၢ်ထာ
 တက်အကျဲ; to seek, ကွၢ်စု, ကွၢ်စုကွၢ်ဆုး, ရှါ, စု.
 — Look into, examine minutely, ကွၢ်ထံ
 ကွၢ်ဆး. — Look on, to be a spectator, ကွၢ်
 ကီ, ကွၢ်ကီကွၢ်ထဲး; with regard or, esteem,
 ဝဲထဲး, ဝဲထဲးအံၣ်န့ၣ်. — Look out, to be on
 the watch, ကွၢ်ယုၣ်, ကွၢ်ယုၣ်ကွၢ်စုး; to be on
 the look out from fright, အိန်စီကရဲး, ကွၢ်

do, wōlf; fūrl, rūde, pūsh; e i. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; ſ as z; x as gz; n as in linger.

တၢ်ကလုာ်ကလိာ်.—Look over, ကွၢ်တၢ်တပူၤ
 ထၢ်တပူၤတပူၤထၢ်တပူၤ.—Look to, to see
 to, ကွၢ်ကတၢ်; to take care of, ဆံးကတၢ်
 ကတၢ်, ကထုကထၢ်ကတၢ်; to look to in expec-
 tation of something, မိးကွၢ်မိးကြၢၤ, မိးတၢ်
 ဘျးတဖၢ်မံၤ.—Look up, to search for,
 ကွၢ်ယုၤချၤ; look up at, ကွၢ်ထီၣ်ကိၣ်, ကွၢ်ဆိခၢ်,
 မိၣ်ထီၣ်ခဲၣ်မိးကွၢ်တၢ်.—, *n.* the act of look-
 ing, တၢ်ကွၢ်တၢ်; the aspect, ဗျၢ်ခိၣ်ခိၣ်န့ၤ,
 အကွၢ်အဂီၤလီၤဝဲၣ်တၢ်ထံၤတၢ်န့ၤ.

- Look'ing-glass, *n.* ခဲၣ်ထံကထၢၤ.
- Look'-out, *n.* a careful looking or watching
 for, တၢ်ကွၢ်ထံၤအကျဲ; the place of watch-
 ing, ထလီၢ်ဖဲပုၤအိၣ်မိးကွၢ်တၢ်.
- Loom, *n.* a machine for weaving cloth, တၢ်
 ထၢ်ပုၤထီၣ်ထၢ်အဂီၢ်, တထံထီ တံၣ်, ကျူ မိး နဲ မိး.
 —, *v. i.* to appear larger than the
 reality, ဗျၢ်ထီၣ်မိၣ်န့ၢ်အခါ.
- Loop, *n.* စက္ကီၤ, သက္ကီၤ, တက္ကီၤ.
- Loop'-hole, *n.* an aperture through which
 small arms may be fired, တၢ်ထွၢ်ဖျိသး
 ကျိအဂီၢ်; an aperture that gives a pas-
 sage out, တၢ်ထးထီၣ်အကျိၤ.
- Loose, *v. t.* to unbind, ထီၣ်ပၣ်လီၤ, လီၤပၣ်; to
 loosen, မၤလီၤဆုၣ်, မၤကျိထီၣ်; to free, ab-
 solve, disengage, မၤပုၤဖျး, ပျၢ်ကွံၣ်, ခုးအိၣ်သ
 ဘျးကတၢ်, ထွၢ်ဖျး. See ဘကရံၣ်. ၇: ၂၇.
- Loose, *a.* not tied or secured with a string,
 ထၢ်ထတထၢ်တၢ်စၢ်ဆၢ်အီၤ; not tight or close,
 ကထံၣ်ကထီၣ်, ကထံၣ်ကတၢ်, ကသ့ၣ်ကသ့; not com-
 pact, တတံၣ်ထၢ်, အိၣ်ကဖိလီၤမိး; not tense, တ
 ဆၢ်ထၢ်, လီၤကကြၢၢ်; not firm, တကျၢၤထၢ်, က
 ထံၣ်ကထီၣ်, ကထံၣ်ကတၢ်, ကဖဲကဖိ; —, as a
 sword in a sheath, ကျိသလိး; —, as
 clothes, ကခံၣ်ကဖျး; flimsy, ထၢ်ထညၣ်တတၢ်
 ထၢ်, ဘူသထီၣ်မိး; vague, not precise, တလီၤ
 တၢ်တလီၤဆဲးထၢ်, အဂီၢ်အပီၢ်တဖျိကဖိမိထၢ်; lax
 in the bowels, လူတဖဲ, ထၢ်ဖဲထဲတဖဲ, တၢ်ဖဲ
 တကျၢၤကဖိမိထၢ်; not orderly, တတိၢ်န့ၢ်တပၣ်
 ကဲတၢ်ထလီၢ်အထီၣ်ထၢ်; wanton, သးကလုာ်က
 လီၤ, သးကတၢ်.
- Loos'en, *v. t.* to relax, to free from tension,
 မၤလီၤဆုၣ်, မၤကျိထီၣ်; to make less firm in

position, မၤကျိထီၣ်ကတၢ်တဖဲ; to make less
 dense or compact, မၤကဖိထီၣ်ကတၢ်; to free
 from restraint, ခုးအိၣ်သဘျး, ပျၢ်ကွံၣ်တၢ်; to
 relax the bowels, မၤလီၤတၢ်ကထီၣ်တဖဲ, ခုး
 ထဲၤတၢ်ဖဲတဖဲ; to tie more loosely, ဗုၣ်ပၣ်
 တၢ်.

- Loose'ness, *n.* See LOOSE, *a.*
- Löp, *v. t.* to cut partly off and bend down,
 မၤလီၤဘျး, to cut off the extremities, as
 of trees ကွၢ်ကွံၣ်, မိၣ်ထီၣ်တၢ်ထမိးန့ၤ.—, *v. i.*
 to fall or hang downward, လီၤဘျး, လီၤဘျး
 လီၤဘျး.
- Löp-ëared, *a.* ကၢ်န့ၢ်.
- Lo-quä'ciouš (lo-kwä'shus), *a.* ကတိၤလျှံၣ်လျှံၣ်တၢ်,
 ကတိၤတၢ်လျှံၣ်လျှံၣ်, ညီၣ်န့ၢ်ကတိၤတၢ်မိးအကလုာ်အါ.
- Lo-quä'ciouš-ness, Lo-quäç'i-ty, *n.* See LOQUA-
 CIOUS.
- Lôrd, *n.* a master, ကစၢ်; a nobleman, ဝမိၣ်မိး
 ပါ; Jehovah, ကစၢ်ပုၤ.—, *v. i.* to domi-
 neer, rule despotically, ပၤထၢ်တၢ်ထၢ်ပုၤ
 မိၣ်ထီၣ်ထၢ်တတိၤတကြၢ်ထၢ်, ပၤထၢ်တၢ်ကိၣ်ကိၣ်
 မိးမိး.
- Lôrd'li-ness, *n.* See LORDLIKE, &c.
- Lôrd'like, Lôrd'ly, *a.* pertaining to a lord,
 ထၢ်ဆးမိးတၢ်ကဲကစၢ်, လီၤဝဲၣ်ထၢ်ကစၢ်; imperi-
 ous, despotic, ထၢ်အပၣ်ဆုၣ်ပၣ်ကိးအသးထၢ်ပုၤ
 ကထမိမိၣ်.
- Lôrd'ship, *n.* the state or quality of being a
 lord, တၢ်ကဲကစၢ်အလီၢ်; power, authority,
 တၢ်ပၤထၢ်, တၢ်အမိမိၣ်.
- Lôre, *n.* learning, true knowledge, တၢ်ကွၢ်,
 တၢ်သ့ၣ်ညါန့ၢ်ပၢ်; advice, counsel, တၢ်သိၣ်
 တၢ်သီ.
- Lör'i-cate, *v. t.* to spread over, to plate, ခူ
 ထၢ်တၢ်ထမိမိၣ်မိးတၢ်ထံၤတၢ်န့ၤ.
- Lôrn, *a.* forsaken, lonely, အိၣ်သလုာ်, လီၤဖိ.
- Lose, *v. t.* to suffer the loss of, ထၢ်တၢ်ထံၤတၢ်
 န့ၤလီၤမၤကွံၣ်; to fail of gaining, not to
 win, ထၢ်န့ၢ်တၢ်န့ၢ်တၢ်န့ၢ်, ဝဲၣ်မၤတၢ်တထၢ်ထီၣ်
 ထီၣ်; to lose character, ဝဲၣ်ကမၣ်သၣ်ကမၣ်;
 to lose time, delay for no purpose, မၤ
 ထၢ်အဆၢ်အကတိၢ်ကထီၣ်ကထီၣ်; to move too
 slow (as a time piece,) ထဲၤတၢ်တလျှံထၢ်; to

ä, ê, î, ô, ü, ÿ, long; ä, ë, î, ö, ü, ÿ, short; câre, fâr, lâst, fâll, whät; thêre, vëil, têrm; pîque; dône, fôr,

lose the way, လားဖျားကျ, ထဲက မှန် ကျ; to lose way, as a ship, ကဘိလီထွံကွံင်.

Löss, *n.* the act of losing, privation, တပ်လီမာ်; destruction, ruin, တပ်လားရှင်လားဂီ; to be at a loss, ကျပ်တဘင်ဖေးတသ့, သးဒွဒိတပ်.

Löst, *a.* to be in a place unknown so as not to be found, လားအတိမာ်, တါမူတါမာ်, လီမာ်, ဆုကုတထံင်လား; ruined, as a ship lost at sea, လားအတပ်တပ်လားရှင်လားဂီ; wasted, as lost time, လားအလားကလီကလီ, လားအလားကတိကလီ.

Löt, *n.* fortune, fate, chance, တပ်ဖဲဝဲဖဲမိင်, တပ်ဖေးတပ်; the part which falls to one by lot, တပ်လားပုလားဝဲမီးန့ၣ်တပ်တပ်ဖဲအံၣ်န့ၣ်, တပ်လားလီတပ်ပု; any portion or parcel, တပ်နီဖေးလီဆီဖဲတပ်တပုတပု; a piece or divison of land, တိပ်မိင်တကစီ; a large quantity, or number as, lots of people, (col.), ပုဂီရိမုဂ်, ပုလားဂီ; lots of paddy, ဘုအါအါဂီဂီ; to draw lots, to cast lots, ဖေးတပ်, ဖိင်တပ်ဖေး.

Löth, *a.* unwilling, တမိင်, တတပ်အသး. See LOATH.

Löt'ion, *n.* a healing wash, ကသံင်ထံထာကမာတပ်မိင်မီးမာဘျါကုတပ်အဂီ; a wash for rendering the skin smooth or fair, တပ်အထံထာအကမာဂုထီၣ်ပုလားဝဲဖေး.

Löt'ter-y, *n.* (လီတရီ) တပ်ထူးတပ်ဖေး.

Löt'us, *n.* the Egyptian water lily, ကျပ်မိင်ခွေး.

Loud, *a.* လားအသိပ်မိင်မိင်; as, a loud voice, အကလုမာ်အသးဖေးမိင်, အကလုကထီ သွါ တဖီ; as, loud thunder, လီထီၣ်မိင်မိင်.

Loud'ness, *n.* See LOUD.

Lounge, *v. i.* to recline, to loll, ဖဲလီၣ်လီၣ်, မိင်ဘျီးမိင်သါ, သကွလူထံ; to move about idly, လားဆူထံဆူန့ၣ်လားတပ်မိင်ကလီအမိ.—, *n.* a piece of furniture on which one may lounge, လီမိမိတကလု.

Louse, *n. pl.* lice, သုၣ်, သုၣ်ဖိကျံဖိ.

Louse *v. t.* to look the head, ကွၢ်မိင်.

Lous'i-ness, *n.* See LOUSY.

Lousy, *a.* infested with lice, မိင်မီးသုၣ်ဖိကျံဖိ; mean, contemptible, as, a lousy fellow, ပုလားအတပ်သီ, ပုလားပပ်လဲအီတသ့တပ်.

Lout, *n.* a mean, awkward fellow, ပုလားထုၣ်အထံတပုတပ်, ပုလားမာ်, ပုလားအနူးတပုဂီနာ်တပုဂီတပ်.

Löv'a-ble, *a.* လားအလီအဲၣ်လီကွံပု, လားပုကြါအဲၣ်.

Love, *v. t.* to feel affection for, အဲၣ်တပ်ကွံတပ်, အဲၣ်; to like, အဲၣ်မီး, တပ်အသး.—, *n.* တပ်အဲၣ်, တပ်အဲၣ်တပ်ကွံ.

Love'-ap-ple, *n.* See TOMATO.

Love'-feast, *n.* တပ်အဲၣ်အပွဲ, နပဲမဲတပ်အသး, ခရိုင်အပျှါအဘိၣ်အတပ်အိၣ်ကိၣ် အီထံသကီးသကီးလားအဒူးနဲၣ်အတပ်အဲၣ်လီကွံလီၣ်အသးအဂီ.

Love'-lét-ter, *n.* ထံလားရပ်ကနီ မိင်သင် ခွါ ထုၣ် ထုၣ်လီၣ်အသး.

Love'-lörn, *a.* လားအမီးထင်တပ်စူးကွံအီ လားပုလားအအဲၣ်တုၣ်အီတဂုအမိင်.

Love'li-ness, *n.* See LOVELY.

Love'ly, *a.* pleasing, charming, လားအလီအဲၣ်လီကွံပု.

Löv'er, *n.* one who loves or likes, ပုလားအအဲၣ်တပ်တဂု; one who is in love, (the love being reciprocated,) ပုလားအဲၣ်တီ, ပုလားတပ်ပုနီ.

Love'-sick, *a.* သုၣ်ကပ်သးလီ, သုၣ်လီဘိၣ်သးလီဘဲလားအတပ်ဘးမီးအဲၣ်ပုၣ်အဲၣ်ခွါ.

Love'-söng, *n.* ထီလားအတပ်ဘးမီးပုၣ်, ခွါအဲၣ်လီၣ်အသးအဂု.

Love'-süit, *n.* တပ်ဆူန့ၣ်မိင်ပုၣ်ဖိသးကကဲအမါအဂီ.

Love'-tíle, *n.* တပ်ခိၣ်မဲလားအတပ်ဘးမီးပုၣ်မီးခွါအဲၣ်လီၣ်အသးအဂု.

Löv'ing *p. a.* affectionate; လားအမိင်မီးတပ်အဲၣ်; as, a loving brother, ပမိၣ်ဝဲၣ်လားအအဲၣ်ပုမိင်; expressing love, as, loving words, တပ်ကထီပပ်ဖျါတပ်အဲၣ်.

Löv'ing-kind-ness, *n.* တပ်သုၣ်ကညီ သးကညီတပ်, တပ်သုၣ်တပ်သးသ့, တပ်ဘျါတပ်မိင်. See စံး. ဂဇ: ၃၃.

Löw, *a.* not high, ပုၣ်, တထီတပ်, မိင်ဆာၣ်သံ; below the usual price, အပုတပ်, အပုတမိင်တပ်; not loud, အကလုတမိင်တပ်, ကတုကတု; low in spirits, သးလီဘျါ, သးတဖွံတပ်, weak, ဝဲၣ်ခါတါစာ်; mean, contemptible, လားအလီသးတပ် အားလီသးယုပု; အလားကလီ တမိင်; low in stature, ပုၣ်သရပ် or ပုၣ်ကရပ်; mode-

dg, wölf; fûrl, rüde, pûsh; e.i.o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s̄ as z; x̄ as gz; n̄ as in linge. .

rate, တနားတင်, —*adv.* ဖုန်တရံး, ဖုန်သရုန်, ဖုန်
ဖုန်ဖိ, ဖုန်တံးကွဲးဖိ. —*v. i.* to bellow, as a
cow, ပွါသီၣ်ဒိဂီၤဖံး, လါဖံးအသိး.

Lōw'born, *a.* လါအမိၣ် ဖုန်ပုၣ်ပွါလါ အလါကဝီၤတ
အိၣ်, ပွါဖျိၣ်ဒိလၢဒိ.

Lōw'bred, *a.* လါအအိၣ်လါပွါအလုၣ်အလၢတဂုၤအကျါ
ဖိးမၤလွဲးအံၣ်, တၢ်ဘးဖိးပွါဖျိၣ်ထီၣ်ဝဲလါပွါဖျိၣ်အကျါ.

Lōw'er, *v. i.* to go down, ဟူၤလါ, လဲၤလါ;
to become less in price (အပွါ) ဆံးလါ. *v. t.*
to make low, မၤဖုၣ်လါ; to lower as the
head, ကျိၣ်လါခိၣ်; to reduce (the price,)
မၤစ့ၤလါအပွါ, မၤဆံးလါအပွါ; to impair in
rank or excellence, မၤစ့ၤလါအလါကဝီၤအမိ
ကမိ; to lower down, as a thing suspen-
ded, စဲၤလါ.

Low'er, *v. i.* လါကညိၣ်, ဖုၣ်သကျၢ်.

Low'ery, *a.* cloudy, gloomy, on land, မၤအသး
ဖုၣ်သကျၢ်; at sea, မၤအသးကဝါဘိၣ်ဘိ.

Lōw'land, *n.* ပါးထံး, တီၣ်ခိၣ်ကဏ္ဍၤခိၣ်; moderate-
ly damp, ကဏ္ဍၤခိၣ်; very damp, ကဏ္ဍၤထံ.

Lōw'land-er, *n.* ပွါပါးထံးခိ.

Lōw'li-ness, *n.* See LOWLY, *a.*

Lōw'ly, *a.* mean, လါအလါကဝီၤတအိၣ်, poor, လါ
အဖျိၣ်အလၢဒိ, humble, လါအဆိၣ်လါအသး, တလၢ
ထီၣ်လါအသးတၢ်.

Low'mind-ed, *a.* လါအတဆၢန့ၢ်တၢ်ဂုၤဝါ လါ ကဝီၤ
တၢ်.

Lōw'ness, *n.* See Low, *a.*

Low'priced, *a.* အပွါတၢ်, အပွါတဖျိၣ်.

Low-spir'it-ed, *a.* dejected, depressed, အသ့ၣ်
တဖျိၣ်သးတၢ်, သ့ၣ်ဘးသးဘာ, သ့ၣ်လါ ဘိးသးလါ
တီၤ.

Loy'al, *d.* faithful to the lawful government,
လါအပၢ်တီၢ်လါအသးလါအမၤအပၢ်ဖျိၣ်ဂုၤအကၢ်
ဂုၤအတၢ်မၤအပူၤ; faithful in marriage, တၢ်
ဘးဖိးပွါဖိးဝါ အသးတီၢ်လါအသး, တအဲၣ်သိၣ်မါအဲၣ်
သိၣ်ဝါတၢ်.

Loy'al-ist *n.* ပွါလါအပၢ်တီၢ်လါအသးလါအမၤအပၢ်
ဖျိၣ်ဂုၤကၢ်ဂုၤအတၢ် အပူၤ, ပွါလါအသးစဲၣ်အုၤဖိးအဖိ
ပါတမိ.

Loy'al-ty, *n.* See LOYAL, *a.*

Loz'enge, *n.* အံၣ်သၢ်ဆါအဘျိၣ်တၢ်ဖိကဝီၤကျိၤဆါအုၣ်အ
သးဖိးကသံၣ်ဒိသိးပွါကကမၤအါအဂီၢ်.

Lūb-ber, *n.* a heavy, clumsy fellow, a clown,
ပွါတမၤ, ပွါလါအန့ၤပၢ်န့ၤပၢ်တၢ်ကီၤ, အစုတသ့ခိၣ်
တသ့.

Lūb'ber-ly, *a.* တၢ်ဘးဖိးအန့ၤပၢ်န့ၤပၢ်, လါအလုၣ်အ
လၢတမံၣ်တလါတၢ်. —*adv.* တၢ်လါတံၤလါဆဲးတၢ်,
ဒိပွါစုတသ့ခိၣ်တသ့.

Lūbri-cate, *v. t.* to make smooth or slippery,
မၤဘျိၣ်မၤကဆုၣ်တၢ်; to lubricate, as a snail,
ကပုၣ်ထီၣ်အသး.

Lu-bric'ity, *n.* smoothness, slipperiness, တၢ်
ကလိၣ်ကလွၤ, တၢ်ဘျိၣ်ဘျိ.

Lū'cent, *a.* shining, bright, resplendent, လါအ
ကြၢ်ကကြၢ်, လါအကဝီၤဝဲ.

Lu-cer'nal, *a.* pertaining to a lamp, တၢ်ဘးဖိး
ဖုၣ်အုၤခါ.

Lū-cid, *a.* shining, bright, လါအကဝီၤထီၣ်; clear,
transparent, ကဆဲးကဆိ, ဆိ, or ဖျါဆဲးကလါ;
clear in intellect, လါအန့ၤပၢ်တၢ်ညိ; clear,
distinct, ကဆဲးကဆိ, ဖျါကစိဖိ.

Lū'cid-ness, *n.* See LUCID.

Lū'ci-fer, *n.* the planet Venus, (ဝဲန့ၢ်) ဖုၣ်ဝဲဆၢ်တ
ဇျၢ်လါဆၢ် ဝဲၣ်ဆိးဖျါအကျါ; Satan, ဖုၣ်ကီၤ
ထီၣ် a match made of a sliver of wood
tipped with brimstone, called a lucifer
match ထံကစိး.

Lūck, *n.* chance, fortune, ကဲထီၣ်ခၢ်အတၢ်, ထီၣ်ထီၣ်
ခၢ်တၢ်, good fortune, တၢ်ဘၣ်အသး, တၢ်ယဲ
ဝဲဂုၤ.

Lūck'y, *a.* fortunate, လါအယဲဝဲယဲဖိၣ်ဝဲဂုၤဝဲ.

Lū'cra-tive, *a.* gainful, profitable, လါအန့ၢ်တၢ်
အါထီၣ်တၢ်စုလီၢ်ခိၣ်ခိၣ်.

Lū'cre, *n.* gain, profit, ကျိၣ်ဖိးစ့ဖိ, တၢ်န့ၢ်အဲၣ်အါ
ထီၣ်တၢ်; unworthy gain, တၢ်န့ၢ်တၢ်အါထီၣ်တၢ်
လါအတကြၢ်တတၢ်တၢ်အပူၤ.

Lū'cu-brate, *v. i.* ကွၢ်ထီၣ်ဖါလဲၣ်ဖါလါပုၣ်အုၤခါလါ
န့ၢ်ဖိ.

Lū-cu-brā'tion, *n.* that which is composed by
night, လိၣ်လါအတၢ်တၢ် မၤကဲထီၣ် အါလါခုၢ်န့ၢ်
ဖိ; See LUCUBRATE.

Lū'dic-roūs, *a.* laughable, လါအလါန့ၢ်ပွါ.

Lūff, *v. i.* ဝဲၣ်ကတီၢ်ခိၣ်ဆုၣ်ကလိၣ်ထံးတမိ, ခုၢ်ဆၢ်ထီၣ်က
တီၤလါကလိၣ်.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ŏ, ů, ŷ, short; cäre, fär, läst, fäll, whät; thère, veil, tērm; pique; dōne, fòr,

Lüst'y, *a.* strong, stout, robust, ဘိဉ်လှူလှူ, ခိဉ်
ဆုဉ်မာဏ်, မိဉ်ဝဲ.
Lüt'an-ist, Lüt'en-ist, *n.* ဂှုထာအဒ္ဒတနာ်သ့.
Lüte, *n.* a kind of harp, တရီ, တနာ်တကလုဉ်, a
kind of clay, ဟိဉ်မိဉ်ကပ်တကလုဉ်. —*v. t.*
to close or coat with lute, လိဉ်ဆာ်မိးကလုဉ်,
to play on a lute, ဒုတရီ.
Lüte'string, *n.* a kind of silk, သတိာ်တကလုဉ်.
Lü'ther-an, *n.* ဂှုထာအတိာ်န့ၣ်သရဉ်လူသာ်အတိာ်သိဉ်
တိာ်သိ. —*a.* pertaining to Luther, the
reformer, ထာ်ဆးမိးသရဉ်လူသာ်.
Lüx'ate, *v. t.* to dislocate, မာဏ်တထံဉ်အဆာ.
Lux-ä'tion, *n.* အဆာဏ်တထံဉ်.
Lux-ü'ri-ange, *n.* See LUXURIATE.
Lux-ü'ri-ant, *a.* do
Luxü'ri-äte, *v. i.* to grow abundantly, ခိဉ်အါ
အါဂိာ်ဂိာ်, ဝဲထိဉ်မိဉ်ထိဉ်အါအါဂိာ်ဂိာ်, ဝဲလှူဝဲသါ
ဘုမိးလှူမိးအသိး, to live luxuriously, ခိဉ်ကူး
အိဉ်ဝဲ, ခိဉ်တိာ်ထဲသိ, ခိဉ်တိာ်ထဲအဝိဉ်, to enjoy
greatly, ခုဉ်ထာ်မိဉ်မိဉ်.
Lüx'ü-ry, *n.* the enjoyment of sensual gratifi-
cation, တာ်အိဉ်ကူးအိဉ်ဝဲ, တာ်ထူးထူးတိးတိး, တာ်

မာတိာ်ဝဲအသးခဲဉ်မိးဝဲထာထာဝဲဝဲ; a dainty,
တာ်အိဉ်တာ်အိဉ်အဝိဉ်အဆာ; any thing delight-
ful to the senses, ကထဲာ်တာ်ထာအမာဉ်မာဉ်
သးခိဉ်န့ၣ်.
Lÿ-cän'thro-phy, *n.* တာ်ဂျါ်တကလုဉ်, ထာအထာ်ဂှု
ကညိသတးမိး မာအသးခိဉ်မိဉ်ကိာ် မိဉ်ထာ်ထာ်
သိး.
Lÿ-cē'um, *n.* အထိာ်ဝဲဂှုမာဏ်တာ်ကုဉ်ထာ်ကုဉ်သ့အဂှု
အကိာ်ထာအပှု.
Lÿe, *n.* ချိထံသိမိးချါမိး.
Lÿmph, *n.* ထံဆ့, တာ်ထံဆ့မးတကလုဉ်ထာအထိဉ်ထာပံး
ပညဉ်အကျါ.
Lym-phät'ic, *a.* ထာ်ဆးမိး, lymph—, *n.* ထုဉ်
တကလုဉ်ထာပံးပညဉ်အကျါ, မိဉ်မိး lymph.
Lÿnch, *v. t.* ပမိဉ်အမိကမိးတအိဉ်ထာ်ဆာ်ခိဉ်ညိဉ်တာ်
ဂှုဂးအသးဏ်ပဏ်ဝဲအသိး.
Lÿnx, *n.* ဘိဉ်သအိဉ်မိတကလုဉ်သါအထံဉ်တာ်သ့မး.
Lÿre, *n.* တနာ်တကလုဉ်.
Lÿric, Lÿr-ical, *a.* belonging to, or suitable
for a lyre ထာအထာ်ဆးမိး lyre.
Lÿ'rist, *n.* ဂှုထာအဒ္ဒတနာ်သ့.

ä, ê, î, ô, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; câre, fâr, lâst, fâll, whät; thêre, veîl, têrm; pîque; dône, fôr,

Mäg'-is-tē'ri-al, *a.* pertaining to a master, authoritative, တၢ်ဃးဒီးကစၢ်, တၢ်ဃးဒီးပှၤထၢအပၢ်ကဲအသးဒ်ပိၣ်အသး; arrogant, imperious, လၢအပၢ်ဆူၣ်ပၢ်ကဲအသးထၢပှၤဂၤအဖီခိၣ်.

Mäg'-is-tē'ri-al-ness, *n.* See MAGISTERIAL.

Mäg'-is-tra-cy, *n.* the office of a magistrate, ပှၤလၢအအိၣ်ဒီးအလိၣ်လၢအကစံၣ်ညီၣ်တၢ်ထၢပှၤဂၤအဖီခိၣ်; the body of magistrates, ပဒိၣ်သ့ၣ်တကရၢ.

Mäg'-is-träte, *n.* ပှၤလၢအအိၣ်ဒီးအမိကမိလၢအပၢ်စံၣ်ညီၣ်တၢ်ထၢပှၤဂၤအဖီခိၣ်, ပဒိၣ်ဒီးပဒိၣ်ထၢအဖီခိၣ်လၢအသ့ၣ်တဖၣ်အသး.

Mäg-na-nim'i-ty, *n.* See MAGNANIMOUS.

Mag-nän'i-mou's *a.* brave, noble, disinterested, ထၢအသ့ၣ်ညါတၢ်အဘျၢ, ဒီးအိၣ်ဒီးသ့ၣ်တၢ်သးသ့, ဆိကမိၣ်တၢ်ထီ, ဆိကမိၣ်ထၢပှၤဂၤအဂီၢ်, ထးဆံးထးပှၣ်တအိၣ်, သ့ၣ်ထူးသးတၢ်.

Mäg'näte, *n.* a person of rank, a noble, ပှၤအဒိၣ်အဒိၣ်, ပဒိၣ်ဒီးဒိၣ်.

Mag'nē-siä, *n.* (မးဂနံၣ်) ကသိၣ်ကမူၣ်တကလၢ; ဝါဝဲဒ်တိၣ်ခိၣ်ဝါအသး.

Mäg'net, *n.* ထးဒါ.

Mag-nēt'ic, *a.* pertaining to the magnet, တၢ်ဃးဒီး magnet; attractive, ညီၣ်န့ၣ်ထူးဆီတၢ်, ထၢအလီၤအဲၣ်ပှၤ.

Mäg'ne-tism, *n.* the science of the magnet, တၢ်သ့ၣ်ညါဒါပၢ်တၢ်တၢ်ဃးဒီး, ထးဒါအဝဲၣ်အဒိၣ်အမိကမိ; attractive power, တၢ်အမိကမိအိၣ်ဒီးမးတၢ်တဖၣ်လၢအထူးဆီလိၣ်အသးတဖၣ်ဒီးတဖၣ်စ့ၣ်စ့ၣ်.

Mäg'net-ize, *v. t.* to communicate magnetic properties to, ဒူးအိၣ်ဒီးထးဒါအမိကမိ, မးကဲထီၣ်တၢ်လၢ magnet; to attract, as if by a magnet, to influence, ထူးဆီတၢ်လီၤအဲၣ်ပှၤ.

Mag-nif'icence, *n.* See MAGNIFICENT.

Mag-nif'i-cent, *a.* ထၢအဂျါဝဲဗဲဗဲ ထၢထၢ ဒိၣ်ဒိၣ်ထီထီ, ဤထူးထူးတၢ်တၢ်, ကပြီၣ်ကပြီၣ်.

Mäg'ni-fi-er, *n.* an optical instrument which increases the apparant size, ဒိၣ်န့ၣ်အလီၤတက့ၢ်; one who extols beyond the exact truth, ပှၤထၢအစံးထီၣ်ပတြၢတၢ်အါဒါအခၢး.

Mäg'ni-fy *v. t.* to make greater, မးဒိၣ်ထီၣ်ထီထီတၢ်; to represent as estimable, to

laud, extol, စံးထီၣ်ပတြၢတၢ်; to promote, မးထီၣ်မးထီတၢ်.

Mag-nil'o-quence, *n.* See MAGNILOQUENT.

Mag-nil'o-quent, *a.* တၢ်ဃးဒီးတၢ်ကတိၤထၢအလီၤဂၢ်အဒိၣ် အဝဲၣ်အဒိၣ်အထီၣ်, ဝဲဒ်န့ၣ်တၢ် ဆၢ်န့ၣ်ပၢ်ကဲတဖၣ်စံး, ထဝဲၣ်တဖျါတၢ်.

Mäg'ni-tüde, *n.* bulk. size, တၢ်ဒီးဒိၣ်ဒီးထံၣ်ထံၣ်ထံၣ်န့ၣ်; greatness, importance, တၢ်ဒိၣ်ဒိၣ်ဒိၣ်ဒိၣ်, ထၢဒိၣ်ဒိၣ်ထီထီ, ဒီးဒိၣ်ဒိၣ်အသံ.

Mag'pie, *n.* ထီၣ်တကလၢ.

Ma-hög'a-ny, *n.* သ့ၣ်ဝဲတကလၢ, ထပှၤဒိၣ် ပှၤသ့အိၣ်ထၢအမးလီၤသ့ၣ်န့ၣ်, စပွဲ, သဲးတၢ်အထီၣ်ဒီးတၢ်ဒိၣ်အသးတဖၣ်.

Ma-höm'et-an, *n.* a follower of Mahomet, ပှၤမဟိၣ်ဒီးမိ. —, *a.* ထၢအတၢ်ဃးဒီးမဟိၣ်ဒီး.

Ma-höm'et-an-ism, *n.* ပှၤမဟိၣ်ဒီးမိအသ့ၣ်တၢ်ထီတၢ်အလၢအထီ.

Mäid, Mäid'en, *n.* a young unmarried woman, ဝဲၣ်ကနီၤ, လိၣ်သိ; a female servant, ကုၢ်မိၣ်ဝဲၣ်; an old maid, ဝဲၣ်ကနီၤပှၢ် or ဝဲၣ်ကနီၤပှၢ်သံ, ဝဲၣ်ကနီၤတၢ်, ဝဲၣ်ကနီၤလီၤထီ.

Mäid'en, *a.* pertaining to a maid, တၢ်ဃးဒီးဝဲၣ်ကနီၤ; fresh, unused, ထၢပမးထီၣ်ထီတၢ်, ထၢပှၤတသ့ဒီးဝဲတၢ်.

Mäid'en-hood, *n.* virginity, ဝဲၣ်ထီၣ်နီၤအခါ.

Mäid'en-ly, *a.* like a maid, လီၤဝဲၣ်ဒီးဝဲၣ်ကနီၤအလၢအထီ, modest, proper for a maid, ကြၢးဒီးဝဲၣ်ကနီၤ,

Mäil, *n.* defensive armor whether chain or plate, စးဒီး, စးဒီးကတီၤ, letters, papers, &c. carried from one place to another under public authority, ထီၣ်တၢ်ပရၢတဖၣ်ထၢအတၢ်တၢ်ဒှၢအိၣ်ထံၣ်ထံၣ်န့ၣ်ထၢ ပဒိၣ်အမိကမိအဖီခိၣ်, any thing used to convey the mail ကဘိဝဲၣ်, နွဲၣ်ဝဲၣ်, တၢ်တဖၣ်လၢထီၣ်ထီ ပဒိၣ်မးအသ့ၣ်ဟ့ၣ်ထုၣ်ထီၣ်ပရၢပခၢ်အထူးအသး; a letter bag, ထီၣ်ပရၢအထီၣ်. —, *v. t.* မးန့ၣ်ထီၣ်ပရၢထီၣ်, mail, အပှၤ.

Mäil'-clad, *a.* ကုၢ်ဒီးဒီးစးဒီးအိၣ်ကဲ.

Mäil'-coach, *n.* ထုၣ်ကထၢၣ်ထၢအသ့ၣ် mail.

Mäil'-ship, Mäil'-steamer *n.* ကဘိသ့ၣ် mail.

Mäim, *v. t.* to cripple, mutilate, disable, မးထး

ä, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ü, ŷ, short; cäre, fär, läst, fall, what; thäre, veil, tärn; pique; done, för,

ဂါယုအဂါတခံပံသတးမီးဝံတံမတံတထာတပွဲ
ထာ။—, *n.* See MAIM, *v. t.*

Main, *a.* principal, chief among others, အ
ကျော်အသွါ, အမြင့်အမြင့်, အမှတ်အမှတ်, အမြင့်ပွါ။—,
n. the chief part, bulk, တံအမှတ်အမှတ်တမိ,
အဆါတမိ, အမြင့်တကွဲတမိ; strength, might,
တံအသဟိတံအဆုင်ကတား; the ocean, ပိထဲ
ဒေမြင့်, main body of troops, သုးကျော်ရံ, သုး
ရံဒေမြင့်တပူ.

Mäin'-länd, *n.* ကိရိမိပွါ.

Mäin'ly, *adv.* ထာအဆါတကွဲတမိ.

Main-Mäst, *n.* လံထုင်အမြင့်ပွါ, လံထုင်ထာအမြင့်က
တားထိကတားတထုင်.

Main'prize, *v. t.* ထုင်ပင်အစွဲထာ ပွါထုင် တံ မိင် နှံ
အိတဂါကမိင်ထာပွါ ထုင်မိင်အသးထာ အကိအစု
ပွါထုင်အကထုင်တံမိင်ညှိအိထာပမိင်အစု. —,
n. See MAINPRIZE, *v. t.*

Mäin' säil, *n.* ထာလုင်အမြင့်ပွါတဘုင်.

Main-täin', *v. t.* to preserve unimpaired, အံ
ကွဲကွဲကွဲတံအိဝဲဒီး အသုတတးပုင်တးဂါထာပု; to
maintain a position, ဒူးအိင်မိင်အိင်ကျာပထ
ထီ; to supply with provision, ဘုင်အိင်
ဘုင်အိတံ, လုင်အိလုင်အိတံ; to support the
expense of, တံထာဒ်စုနုင်ထီးကုဒ်; to stand
by, support the cause of, တိစာပစာတံ,
အိင်ပွါတံ; to assert and sustain by ar-
gument, ကထိဂါကထိကျာပထာအစုင်အကျါ.

Main-täin'a-ble, *n.* See MAINTAIN, *v. t.*

Mäin'te-nance, See MAINTAIN, *v. t.*

Mäin'-top, *n.* ထာထုင်အကထဲဒေမြင့်တထီ.

Mäin'-yård, *n.* လံထုင်အစုထာအသထုင်ထီလံထုင်
မိပွါ.

Maize, *n.* Indian corn, ဘုခု.

Ma-jës'tic, *a.* elevated, lofty, မိင်မိင်ထီထီ, ထာအ
အိင်မီးထထုကညှိအမိအကမိ, အထာအကပိ, အက
ယာအကထဲ, အစုအထာ; august, အမိမြင့်ကမိ
ထီ, အကထုကညှိမိင်.

Mäj'es-ty, *n.* dignity, majestic power and glo-
ry, တံအမိအတမိအကထုကညှိ; See မံ, ဇုဒး
၁; the title of sovereignty, မိထီမိပါအခံ
အသုင်.

Mä'jor, *a.* greater, မိင်တကွဲ, အမြင့်အမြင့်. —,
n. Mil. သုးမိအမြင့်ထာ captain အမိမြင့်တဂါ.

Mä-jor-dö'ino, *n.* ပွါပါဟိတဂါ, ပွါထာအပါစုပင်မိင်
အထီ.

Mäjor-g'än'er-al, ပွါထာအပါထုင်တံထာသုးမုင်သံင်ဘိ
ထာဘိင်အဂါထုင်အမိမိင်.

Ma-jör'i-ty, *n.* the greater number, more
than half, တံထာအဆါတကွဲ, အါနှံတဝ်; of
full age, မိင်တုင်မိင်ပွါ; the office of a ma-
jor, သုးမိတကထီအမိင်အထီ.

Mäke, *v. t.* to create, တုထီပင်ထီ, မါကဲထီတံ, ဒူး
ထီထီတံ; to form of materials, to
construct, မါကဲထီတံထာတံအံထာနှံ; to
produce, cause to be, ဒူးကဲထီတံ, ဒူးအိင်
ထီတံ; to cause to do, ဒူးမါပွါထာတံအံ
တံနှံ, မါပွါမါထာ; to put in order, ပင်
အစုင်ထဲဝဲအထီး, ကျဲကျဲတံ, ကထဲကထီကျဲတံ;
to make an abode, မါထီနှံပွါကမိင်ကမိ
အထီ; ပင်ထီနှံတံအထီအကျဲ; to make a bed,
ဂါထီထီမိထီဂါ, ကထဲကထီကျဲထီ မိမိ မိမိ
နှံ; to make friendship, ဒူးကဲထီထာတံထာ
ကိး, ဒူးမိသိင်မိထီ; to make gain, မါထီထီ
တံ; to make land, (ကထီထီထဲဒီး)ထံင်ကျဲ
မိ, သူးထီမိမိ; to make love, to court, မါ
မိထီးပွါကမိင်ထာအိ. မါမိထီးပွါကမိင်အိ, ဟုင်ထံ
ထာရုင်ကမိ, တထီနှံ; to make merry, မါသုင်
ပွဲသးညှိထီထာ, မါရုင်မါရုင်ထီထာ မိမိနှံ; to
make place, တုကျဲထာအထီ, ပါကျဲထာအ
ထီ; to make sail, မိထီပင်ထုင်, ထုထထုင်
ထီထီထုင်; to make water, pass urine,
ဆံင်ဆါ; to leak, ထီပွါ, ကမိထီထီ, ထီမိ; the
boat makes water, ခွဲတသုထုင်, ထံထီထီထုင်
အပွါ; to make way, advance, ထဲထဲ, ထဲ
သုညါတမိ; to give room for passing, ပွဲ
ထဲကျဲ. —account of, to esteem, re-
gard, ပင်ကဲတံမိထီနှံ. —as if, ပင်မါအ
သးမိထီနှံ. —away with, မါထီမိကွဲင်.
—free with, သုပွါထာတံမိအမုင်အတံမိ
ဝဲအထီး. —good, to make amends, တံ
ထာအထီမိဂုဂု, တးဂါဂုဂု, မါပွါထီကျဲ, မါဂု
ထီကျဲ; to fulfil an engagement, မါထာ
ထီပွါထီထီအကထု. —light of, ပင်ကဲတံထာ
တံကထီကထီ, ပင်ကဲတံထာ အထွဲတထီထုင်.
—much of, ပင်ကဲတံမိထာအထုင်ထာအ
အဲဝဲအထီ. —of, make use of, သုထထာတံ

do, wolf; furl, rude, push; e. i. e. silent; ç ass; çh ass; ĝ as j; ĝ as in ĝet; ſ as z; x asgz; n as in linger.

ထံ၊ တာ် နှု၊ အ ဂိ်။—— out, to obtain a clear understanding of, နာ်ပာ်တာ်ကမိ်မိ, to write out, ကွဲးတာ်တံးထာ်တံးတု၊ အထာ်အ သး။—— over, ယှ်လီ၊ တာ်ထံ၊ တာ်နှု၊ ထာ်ပု၊ ဝေ ဝေပု၊ ဝေသးကမာ်ဝေဂိ်။—— peace, မ၊ ဟူမ၊ မိးလိ်ကု၊။—— sure of, to consider as certain, အသးလီ၊ တာ်, ဒုမိတာ်တမိ်; to secure to one's possession, ဒုးကဲထီၣ်ပတာ်ထာ်ပုက တာ်။—— up, to collect into a mass, ပ်ပိၣ် တာ်, ပ်ပိၣ်စုာ်တာ်; to reconcile, မ၊ ထာ်လိ်ကု၊ ပု၊ ထာ်အထုၣ်လိ်အသး; to repair, ဟိုကု၊ တာ်, ကဲထာ်ကတီ၊ ဝေထီၣ်ကု၊ တာ်; to supply what is wanting, ယှ်လီ၊ ထာ်ဝဲအထီၣ်အိၣ်နှု၊ ထာ်ထာ်ပု၊ ဝဲ; to shape, မ၊ ကဲထီၣ်တာ်မိးသးအကမိ်မိးအ ကု၊ အဂိ်မိးခိၣ်နှု; to compensate, ယှ်ကု၊ တာ်အေ၊ လိးကု၊ တာ်; to make up one's mind, ပ်လီ၊ အသးမိးခိၣ် နှု၊ ဝါ် ဝါ် ကျ၊ ကျ၊။—— up for, ယှ်ကု၊ တာ်အေ၊ လိးကု၊ တာ်။—— up with, ထာ်လိ်အသးဝဲ မ၊ ဟူ လိ်မိးလိ်ကု၊ အသး။ ——, *n.* form, structure, တာ်ထုတာ်အမိ် ပု၊ တာ်ထုတာ်အကု၊ အဂိ်။

- Māke'-bite, *n.* ပု၊ ထာ်အစဲၣ်သုစဲၣ်ဂိ၊ ပု၊ ဝေခိၣ်ခိၣ်နှု၊။
- Māke'-be-lieve, *n.* တာ်ပ်မ၊ အသး။
- Māk'er, *n.* the creator, ကစာ်ယု၊ တာ်ထုတာ်အကစာ်, ကစာ်ယု၊ ထာ်အတု၊ သီ၊ ပ်လီ၊ ထာ်တဂါ; a manufacturer, ပု၊ ထာ်အမ၊ ကဲ ထီၣ်တာ်ထာ်ဆးမိးတာ်စု သုခိၣ်သုအကထုာ်ထုာ်မိမိတဂါ။
- Māke'-weight (wāt), *n.* တာ်ခေ၊ နှုတာ်ထဲထာ်အကမ၊ စာ၊ ထီၣ်တာ်အဂိ်။
- Māl-ad-mīn-is-trā'tion, *n.* bad administration, တာ်ခိၣ်ညီၣ်ထာ် အတတိထလီ၊ တဂု၊ တထာ်ထာ်ပု၊ ထဲ မိကိ်မိအဂိ်။
- Māl-a-droit', *a.* clumsy, unskillful, not adroit. See ADROIT.
- Māl'a-dy, *n.* sickness, disease, disorder, တာ်ဆူး တာ်ဆါ။
- Māl'a-pért, *a.* pert, bold, saucy, ထာ်အမ၊ နါမိ၊ တာ်ကြိကြိ, ထာ်အတံ့၊ တယူးထီၣ်ထာ်တာ်။——, *n.* ပု၊ မ၊ နါမိတာ်, တယူးတထီၣ်တာ်။
- Māl-āp-ro-pōs', *adv.* unsuitably, unseasonably, တကြးတထာ်မိးအသး, တထာ်အထာ် အက တိာ်ထာ်။

- Mā'lar, *n.* the cheek bone, ပထီးအဆံ။——, *a.* ထာ်ဆးမိးပု၊ အသးဆံ။
- Ma-la'ri-ā, *n.* ကထံ၊ ထာ်အဒုးကဲထီၣ်တာ်ဆူးတာ်ဆါ။ See MIASMA.
- Ma'lāy, *a.* ထာ်ဆးမိးမထု, or ပု။
- Māl-cōn-for-mā'tion, *n.* disproportion of parts, ill form, တာ်သုာ်ထီၣ်ထုထီၣ်တာ်ထာ်အ တလီ၊ တထာ်ထာ်ထာ်ထာ်, အကု၊ အဂိ်၊ တဂု၊ ထာ်ထာ်။
- Māl'con-tēt, Māl-con-tēt'ed, *a.* discontented, dissatisfied with the government, ညီနှု၊ ပ်တာ်ကမုာ်ထာ်ပု၊ ပာ်အထီ၊ ညီနှု၊ သးတံးသးတမုာ် ထာ်ထာ်ခိၣ်ညီၣ်ပာ်အမိထာ်။
- Māle, *n.* ဝါ, အရွါ။——, *a.* being of the sex that procreates young, အေ; pertaining to males, ထာ်ဆးမိးဝါ၊ ဧာ်, ထာ်ဆးမိးအ ရွါ။
- Māl-e-dic'tion, *n.* a cursing, imprecation, တာ် ဆိၣ်အာတာ်, တာ်ဆိၣ်တာ်ထုတာ်။
- Māl-e-fac'tor, *n.* a criminal, a felon, ပု၊ ထာ်အမ၊ တာ်ကမုာ်ခေဒိၣ်တံးခိၣ်, ပု၊ ထာ် အ မ၊ ကမုာ်ထာ်ထီၣ် တာ်ထီ။
- Ma-lēv'o-lence, *n.* See MALEVOLENT.
- Ma-lēv'o-lent, *a.* envious, malicious ညီနှု၊ သးကုာ် တာ်, ညီနှု၊ သးယုတာ်, သီနှု၊ သးကဲတာ်။
- Māl-form-a'tion, *n.* ill or wrong formation, တာ်ထာ်အကု၊ အဂိ်၊ တထုထီၣ် မိးလိ်, ပကွာ်တဂု၊ ထာ်ထာ်။
- Māl'ice, *n.* spite, ill will, သးဆိၣ်မ၊ အာပု၊ တာ်သး ယု။
- Ma-li'ciōus, *a.* bitter, malignant, spiteful, သုာ်ကုာ်သးကဲတာ်, ထာ်အမိၣ်မ၊ အာပု။
- Ma-li'ciōus-ness, *n.* တာ်သးယုသးကဲ။ See MALICE.
- Ma-l'gn', *a.* malicious, ထာ်ဆးမိးသးကုာ်; pernicious, tending to injure, ညီနှု၊ မ၊ အာတာ်။ ——, *v. t.* to injure maliciously, de-fame, မ၊ အာမ၊ သီတာ်, မ၊ ဟးဂိ၊ ပု၊ အထာ်ကတီ၊ ထာ်တာ်သးယု, တာ်သးကုာ်တာ်သးကဲ၊ အဆိ။
- Ma-lig'nan-cy, *n.* See MALIGNANT.
- Ma-lig-nant, *a.* malicious, ညီနှု၊ သးကုာ်သးကဲတာ်, ညီနှု၊ သးယုတာ်; virulent, pernicious, ညီနှု၊ မ၊ အာတာ်; a malignant disease, တာ်ဆါထာ် အထာ်, ဘျါကဲညီနှု၊ နးထီၣ်တမိ။
- Ma-lig'ni-ty, *n.* See MALIGNANT.
- Mall, *n.* a mallet နိၣ်မိးမိး, နိၣ်မိးမိးပး။——,

ā, ē, ī, ō, ū, ȳ, long; ă, ě, ĭ, ǒ, ŏ, ŷ, short; cāre, fār, lāst, fāll, w hāṭ; thēre, vāil, tērm; pīque; dōne, fōr,

ထာပမာတၢ်အံၤတၢ်န့ၤစ ကိၣ်; a measure of government, ပဒိၣ်ခိၣ်ညိၣ်တၢ်.

Mēas'ūrēd, *a.* equal, uniform, ထာအထဲသ်းတူသ်း, ဟူလိၣ်ဒီးလိၣ်စသး.

Mēas'ūre-less, *a.* ထာပထိၣ်တသ့, ပထိၣ်တဆၣ်, ပထိၣ်တသ့, ပခံတသ့.

Mēas'ūre-ment, *n.* the act of measuring, တၢ်ထိၣ်တၢ်ထဲတၢ်; dimension, အတၢ်ထိၣ်အတၢ်ဃံး; quantity, အတၢ်ထိၣ်.

Mēat, *n.* flesh for eating, တၢ်ညၣ်ထာပအိၣ်; food in general, တၢ်အိၣ်တၢ်အိၣ်. See ၁၆၂. ၁: ၂၆.

Mēat'ōf-fer-ing, *n.* တၢ်လှၢ်ကိၣ်, တၢ်လှၢ်အိၣ်.

Me-chān'ic, *n.* artisan, ဟူထာအစုၣ်ခိၣ်သ့, မၤထာပခိၣ်အကလၢ်ကလၢ်. —, *a.* mechanical, pertaining to some handicraft, ထၣ်ဃးဒီး တၢ်စုၣ်ခိၣ်သ့တၢ်မံၤမံၤ; constructed or performed by the rules of machines, ထၣ်ဃးဒီး မၤခိၣ် (မံးတၢ်) အဒိအထဲၣ် အလှၢ်အထီၣ်; skilled in machines, ညိၣ်န့ၣ်ပၢၢ်တၢ်ထၣ်ဃးဒီး မၤခိၣ်အဝၢ်အကျိၤ, အဒိအထဲၣ်ပုၤတၢ်ထၣ်.

Me-chān'ic-al, *a.* ထၣ်ဃးဒီးမၤခိၣ်. See MACHANIC. *a.*

Me-chān'ics, *n.* တၢ်ကူၣ်သ့ထၣ်ဃးဒီးမၤခိၣ်အကလၢ်ကလၢ်.

Mēch'an-ism, *n.* the structure of machines, မၤခိၣ်အဒိအထဲၣ်အလှၢ်အထီၣ်, မၤခိၣ်အပိးစလီၤ; the action of a machine, မၤခိၣ်အတၢ်ထဲၤ, အတၢ်သုးစသးဒီးအံၤဒိၣ်န့ၣ်တၢ်,

Mēch'an-ist, *n.* ဟူထာအညိၣ်န့ၣ်မၤကဲတိၣ်မၤခိၣ်အကလၢ်ကလၢ်.

Me-cō'ni-ūm, *n.* *Med.* the first feces of infants, ဒိသံးအိၣ်ပျံၣ်သီအဆၣ်; the juice of the poppy, တၢ်အထူးတကလၢ်ပုၤထာကသံၣ်အကိၣ်, တိၣ်.*

Mēd'al, *n.* စုၣ်ပုၤထုၣ်ပုၤထုၣ်ထာအထီၣ်ကဲတိၣ်ထာအစုၣ်တၢ်ဝဲနိၣ်တၢ်မံၤမံၤ, အိၣ်ဒီးတၢ်မံးပ ဩၤ ဟူ ထာအန့ၣ်တၢ်ထဲ.

Me-dāll'ion, *n.* စုၣ်ပုၤထုၣ်ပုၤထုၣ်ထၣ်ထာပုၤဒိတၢ်ဝဲနိၣ်တၢ်မံၤမံၤထာအထီၣ်, ဒိၣ်န့ၣ် medal. See MEDAL.

Mēd'dle, *v. i.* to have to with, do to take part, န့ၣ်မၤဆၣ်, န့ၣ်မၤထး; to intrude, ထဲၣ်န့ၣ်သ့ တၢ်အထီၣ်တပူၤပူၤထာအတၢ်အန့ၣ်ထာပုၤနီတၢ် ဒီး မၤတိၣ်တၢ်တၢ်; to handle idly or officious-

ly, စုၣ်ကမိၣ်, စုၣ်ထဲၣ်ထဲ. (usually followed by with.)

Mēd'ler, *n.* ဟူထာအန့ၣ်မၤတၢ်, န့ၣ်ကတိၣ်တၢ်ထာတၢ်တထၣ်ဃးထၣ်ဒီးအလီၤ.

Mēd'dle-sōme, *a.* ထာအမၤထးကမိၣ်. See MEDLER.

Mē'di-al, *a.* pertaining to a mean or average, ထၣ်ဃးဒီးနီၤဒိၣ်သ်းတၢ်.

Mē'di-an, *a.* ထၣ်ဃးဒီးကိၣ်ခံၣ်.

Mē'di-āte, *a.* middle, interposed, ထာတၢ်အထၣ်စၢၤ; not immediately, တမၤအထးတဘိဃီထၣ်. —, *v. i.* to interpose, intercede propitiate, မၤစုၣ်ခိၣ်ဒီးစုၣ်ခိၣ်တၢ်ထာပုၤခံၣ်ဒိအထၣ်စၢၤ, နီၤထီၣ်အသး, နီၤထီၣ်န့ၣ်ထီၣ်စသး. —, *v. t.* to effect by interposition, မၤဝဲၣ်သ်းအကလၢ်လိၣ်စုၣ်ခိၣ်, မၤစုၣ်ခိၣ်ဒီးလိၣ်စသးထာပုၤခံၣ်အထၣ်စၢၤ.

Mē-di-ā'tion, *n.* See MEDIATE.

Mē'di-ā-tor, *n.* intercessor, umpire, ဟူမၤစုၣ်မၤဖိးတၢ်ထာခံၣ်ဒိအထၣ်စၢၤတၢ်, တၢ်မၤစုၣ်မၤဖိးတၢ်အကစၢ်တၢ်, ဟူထာအထဲၣ်န့ၣ်မံးပုၤဂၤအထီၣ်.

Mē-di-a-tō'ri-al, *a.* ထာအမၤစုၣ်မၤဖိးတၢ်ထာခံၣ်ဒိအထၣ်စၢၤ, ထၣ်ဃးဒီး mediation.

Mēd'ic-a-ble, *a.* curable, ထာပုၤဝဲၣ်သ့, မၤကျိကုၤသ့, ထၣ်ဃးဒီးတၢ်ဆါထာအကသံၣ်အိၣ်ခိးဝဲ.

Mēd'ic-al, *a.* pertaining to the healing art, ထၣ်ဃးဒီးတၢ်ဝဲၣ်သ့ကျိကုၤတၢ်ဆူးတၢ်ဆါသ့; medicinal, ထၣ်ဃးဒီးကသံၣ်ကသီ.

Mēd'i-ca-ment, *n.* တသံၣ်, တသံၣ်တထီ, ကသံၣ်ကသီ.

Mēd'ic-āte, *v. t.* to impregnate with something medicinal, မၤကျိကုၤတၢ်ဒိးတသံၣ်တမံၤမံၤဒိးဒီးအကထၣ် လိၣ်တၢ်ဆူး တၢ်ဆါစ ကိၣ်; to treat with medicine, ဝဲၣ်တၢ်ဆါထာကသံၣ်.

Mēd'i-cā'tion, *n.* See MEDICATE.

Mēd'i-ca-tive *a.* ထာအညိၣ်န့ၣ်ထၣ်လိၣ်ဒီးတၢ်ဆါ.

Me-di-c'inal, *a.* ထၣ်ဃးဒီးကသံၣ်ထာအကမၤကျိကုၤတၢ်ဆါ.

Mēd'i-gīne, *n.* a substance used in the healing of disease, ကသံၣ်, တထီၣ်, တထီၣ်တသီ; the science of healing, တၢ်ကူၣ်သ့ထာအထၣ်ဃးဒီးဝဲၣ်တၢ်ဆါခိးအံၤဒိၣ်န့ၣ်.

Mē'di-ō-cre (kr), *a.* of a middle quality, တပုၤပုၤ, အာအာ, မၤအသးဝဲၣ်အထၣ်တိၣ်ပုၤ; ordinary, un-

do, wɒlf; fʊrl, rʊde, pʊsh; e.i.o. silent; ʧ as s; ʤh as sh; ǰ as ʃ; ġ as in ġet; s as z; x as gz; ŋ as in linger.

- Mel'low-ness, *n.* ripeness, softness, တၢ်ကဘျးကတး. See also MELLOW, *a.*
- Me-ló'di-ous, *a.* ကဲၤ,ကဲၤကမၤ,ကဲၤခဲၤမိ.
- Mel'o-dy, *n.* တၢ်ကဲၤ, တၢ်ကဲၤခဲၤမိ,တၢ်ဘးဒီးသ့ၣ်ဝံၣ်သးဆၢတၢ်အစ့ၣ်,အသယုၢ်.
- Mel'on, *n.* ဒိဗုၣ်,ဒိဗုၣ်အကလုၣ်ကလုၣ်. See MUSK-MELON and WATER-MELON.
- Melt, *v. i.* to become liquid, ကဲၤထီၣ်ထၢတၢ်ထံတၢ်နီၣ်; to be softend in feeling, သ့ၣ်ကၢ်သးလီၤ. —, *v. t.* to make liquid, ဒုးကဲၤထီၣ်တၢ်ထၢထံထၢနီၣ်; to render soft or tender in feeling, ဒုးသးကညီၤပုၤ,ဒုးသ့ၣ်ကၢ်သးလီၤပုၤ.
- Mem'ber, *n.* a part of the body or a component part of any integral, ပဝိၤ,ပဒုပတြၢ်, တၢ်အဂီၢ်, တၢ်အဒုအတြၢ်, အပိးအလီၤ; one of a community or society, ပုၤထၢအန့ၣ်ထၢပုၤလုၤလိၣ်အသးဒိးခဲၤဒိးန့ၤအကျိၤ; a part of a sentence, လိၣ်အဆၢဒိးတဆၢ.
- Mem'ber-ship, *n.* community, society, န့ၢ်အလီၢ်, ပုၤလုၤလိၣ်အသးတကရၢ.
- Mem'brane, *n.* တကဘျး, တၢ်သဘျုးသဘျုး, တၢ်အသလီၤ.
- Mem-brá'ne-ous, *a.* ကဘျးကဘျး, သဘျုးသဘျုး, လီၤဝဲတၢ်အသလီၤ,ဒိဗုၣ်ဒီးတၢ်အသလီၤ.
- Me-mén'to, *n.* souvenir, တၢ်ဟ့ၣ်ပလီၢ်ပသး, တၢ်ပနီၣ်ဒိးခဲၤဒိးန့ၤ, တၢ်သ့ၣ်နီၣ်တၢ်အဂီၢ်.
- Mém'oir, *n.* a biography, လိၣ်ထၢပုၤလုၤလိၣ်ပုၤသံတုၢ်တဂၢၤအဝဲၢ်အကျိၤဒိးခဲၤဒိးန့ၤ; a chronicle, လိၣ်ကွဲးနီၣ်တၢ်.
- Mém'o-ra-ble, *a.* worthy of being remembered, ထၢပတြၢ်သ့ၣ်နီၣ်ထီၣ်, တတြၢ်ထၢပသးပုၤနီၣ်ထီၣ်; worthy of celebrity, ကြၢးဟူထီၣ်သလီၤ.
- Mém-o-rán'dum, *n.* လိၣ်ဒိးတဘျုးထၢပုၤလုၤလိၣ်တၢ်အံၤတၢ်န့ၤဒိးခဲၤဒိးကသ့ၣ်နီၣ်ထီၣ်က့ၤတၢ်အဂီၢ်.
- Me-mó'ri-al, *n.* something made or instituted to preserve the memory of, တၢ်မၤနီၣ်တၢ်ဒိးခဲၤဒိးကသ့ၣ်နီၣ်ထီၣ်က့ၤတၢ်အဂီၢ်; a memorandum, လိၣ်ကွဲးနီၣ်တၢ်ဒိးတဘျုးထၢပုၤလုၤလိၣ်တၢ်ဒိးခဲၤဒိးန့ၤအဂီၢ်; a petition, လိၣ်တဘျုးထၢပုၤလုၤလိၣ်တၢ်အံၤ, ဒိးကွဲးရှၢထီၣ်အဝဲၢ်အကျိၤဒိးခဲၤဒိးန့ၤ; လိၣ်ဆိးတၢ်.
- Me-mó'ri-al-ist, *n.* ပုၤထၢအဟ့ၣ်လီၤလိၣ်ဆိးတၢ်တဂၢၤ.

- Me-mó'ri-al-ze, *v. t.* to petition by memorial, ဟ့ၣ်လီၤလိၣ်ဆိးတၢ်.
- Mém'o-ry, *n.* the faculty of remembering, သးထၢအတၢ်န့ၢ်တၢ်သ့, သးအစိးအကမိၤထၢအတၢ်န့ၢ်တၢ်သ့, သ့ၣ်နီၣ်က့ၤတၢ်သ့; remembrance, တၢ်သ့ၣ်နီၣ်ထီၣ်တၢ်; the time within which past events can be remembered, တၢ်အဆၢအကတၢ်လၢပမၤနီၣ်ထီၣ်နီၣ်ဒိးန့ၤဒိးန့ၤ.
- Mén'ace, *v. t.* to threaten with, မၤပံၤမၤပုၤတၢ်, လၢအတၢ်ကမၤအပုၤ. —, *n.* a threat, တၢ်မၤပံၤမၤပုၤတၢ်လၢအကမၤအပုၤအဆိ.
- Men-äg'e-rie, *n.* အလီၢ်ပဲပုၤဒုးဆၢဆၢဒိးခဲၤဒိးတၢ်ပုၤကကွၢ်ကီၤအဂီၢ်.
- Mén'a-gögue, *n.* ကသံၣ်လၢအတၢ်လိၣ်ဒိးတၢ်ဆါညီၣ်န့ၢ်.
- Mënd, *v. t.* to repair, correct, ဘျီက့ၤ,မၤတၢ်က့ၤ, မၤလီၤက့ၤ; to make better, မၤပုၤထီၣ်က့ၤ,မၤပုၤန့ၢ်အလီၢ်. —, *v. i.* to grow better. ပုၤထီၣ်က့ၤ; to be convalescent, ကိညၢ်က့ၤတဲး, ဝံၣ်ဆူၣ်ထီၣ်က့ၤထီၣ်ဆူၣ်ထီၣ်က့ၤတဲးတဲးတဲး, တဲးတဲးတဲးတဲး,ဘျးဒိးကဘျုးက့ၤ.
- Men-dä'ciouš, *a.* lying, false, လၢအညီၣ်န့ၢ်လီၤတၢ်ပုၤတၢ်.
- Men-däç'i-ty, *n.* a falsehood, a lie, တၢ်လီၤတၢ်ပုၤ, တၢ်ကတိၤကဘျးကဘျုးတၢ်.
- Mén'di-cant, *a.* poor, begging, ဗြိၣ်, ထၢအယုၣ်ဒိၣ်ပုၤဂၤအတၢ်. —, *n.* a beggar, one of the begging fraternity of the Roman Catholic church, ပုၤဗြိၣ်တုၤအတၢ်ယုၣ်ဒိၣ်တၢ်ပုၤဂၤအတၢ်, ပုၤယုၣ်ဒိၣ်တၢ်ဒိးတၢ်ဘးဒိးပရံၣ်ကံၣ်ခါတက့ၢ်.
- Men-díç'i-ty, *n.* တၢ်ယုၣ်ဒိၣ်ယုၣ်ဒိၣ်တၢ်.
- Mé'ni-al, *a.* pertaining to servants, တၢ်ဘးဒိးကုၢ်အလီၢ်, တၢ်ဘးဒိးတၢ်လီၤထၢတၢ်အခဲအပုၤ; low, mean, ထၢအမံၤအထၢတဲးဒိၣ်, အထၢကမိၤတဲးဒိၣ်. —, *n.* a domestic servant, အခဲအပုၤ, က့ၢ်.
- Me-nin'gés, *n.* Anat. တၢ်အသလီၤ, membrane သၢဘုၣ်လၢအကတၢ်ဘၢပံၤပိၣ်န့ၢ်ဒိးန့ၢ်တၢ်ဘး ဒိးပပျီၢ်မံၤတဖၣ်.
- Mén-in-gi'tis, *n.* Med. တၢ်ခါထၢတၢ်ဘးဒိး meninges. See MENINGES.
- Me-nöl'o-gy, *n.* လိၣ်ကွဲးနီၣ်တၢ်ထၢတၢ်ဘးဒိးတထီၣ်ထၢထီၣ်ထၢထီၣ်.

do, wolf; fûrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

Měn'sēs, *n.* မိဒ်ရပ်အတော်ဆါ, မိဒ်ရပ်ဆူဉ်အသး; sup-
 pression of menses, အသွံဉ်မ့.
 Měn'stru-ál, *a.* monthly, မိဒ်ရပ်အသွံဉ်ထာတထါဒီး
 တထါ, ထာအမးအသးတထါတဘျီတထါတဘျီ;
 pertaining to the menses, ထပ်ဆားဒီးမိဒ်ရပ်အ
 တော်ဆါ.
 Měn'stru-óus, *a.* ထပ်ဆားဒီးမိဒ်ရပ်မိဒ်မးဆူဉ်အသး.
 Měn'stru-úm, *n.* a solvent, ကသံဉ်ထာအဒူးကဲထီဉ်
 တော်ကိးဒိဉ်ထာထံသ့.
 Měn'su-ra-ble, *a.* measurable, ထာပထီဉ်ဆါသ့.
 Měn-su-rá'tion, *n.* တော်ထီဉ်တော်ထံဉ်တော်.
 Měn'tal, *a.* intellectual, ထပ်ဆားဒီးသး.
 Měn'tal-ly *adv.* ထာသးကံဉ်ပု.
 Měn'tion, *v. t.* to name, to speak of, ထဲထပ်
 တော်, စံးထပ်ထဲထပ်တော်ဒ်အံးဒ်န့.
 —, *n.* တော်ထဲ
 ထပ်တော်, တော်စံးထပ်ထဲထပ်တော်.
 Me-phít'ic, *a.* foul, noxious, poisonous, ထာအ
 နာထပ်ပုတရုဉ်, ထာအနာသံထပ်ပု.
 Měr'can-tile, *a.* ထပ်ဆားဒီးတော်ဆါတော်ပုတော်, ထပ်ဆားဒီး
 တော်မပနံဉ်တော်ကတော်.
 Měr'ce-na-ry, *a.* paid, hireling, ထာအတံးန့ဒ်အိဉ်
 တော်အဘူးအထဲ, မတော်စံးတော်ထာအကန့ဒ်အဘူးအထဲ
 အစီဂီ; hired as service, ထပ်ဆားဒီးတော်အထီ
 ထာပဒီးထဲထီပသး; actuated by the hope
 of gain, selfish, ထာအမတော်ဒ်သီးကန့ဒ်ထပ်ခါ
 ထီဉ်တော်တံးမံးအစီဂီ, ဆီမိဉ်ထဲထာအစီဂီဒ်.
 Měr'ce-na-ry, *n.* a hireling, ပုဒီးငါအသး, ပုထာ
 အတံးန့ဒ်အိဉ်အဘူးအထဲတဂီ; a soldier that
 serves for hire only, သုဒီးထာအမးသုဒီးအတော်
 မဒ်သီးကန့ဒ်ထပ်အဘူးအထဲအစီဂီမီ.
 Měr'cer, *n.* ပုထာအဆါအိဉ်သထီ.
 Měr'chand-ise, *n.* trade, traffic, commerce,
 တော်ပနံဉ်တော်ကတော်; wares, goods, တော်မိတော်
 ထီ, တော်ပနံဉ်တော်ကတော်ထုဉ်ကထုဉ်.
 Měr'chant, *n.* ပုပနံဉ်တော်ကတော်မိ; a traveling
 merchant, ပုကတော်မိ.
 Měr'chan-ta-ble, *a.* salable, fit for market,
 ပုပသးပနံဉ်တော်ကတော်အစီဂီ, ထာပဆါဆါသ့, ထာ
 ပုထီန့ဒ်ပုဒီးဆါဝဲ.
 Měr'chant-man, *n.* ကဘိထာအပဒူးပနံဉ်တော်ကတော်
 အတော်မိတော်ထီထာအပု.
 Měr'ci-ful, *a.* compassionate, tender, human,
 ထာအသးကညီတော်သ့; disposed to pity and

forgive, ညီန့ဒ်ပုဂံကွံဉ်တော်က မဉ် ထာ အသးကညီ
 တော်အဆီ.
 Měr'ci-less, *a.* unfeeling, pitiless, ထာအတော်သး
 ကညီတစီဉ်.
 Mer-cū'ri-al, *a.* pertaining to quicksilver, ထပ်
 ဆားဒီးပဒါ; containing quicksilver, အိဉ်ဒီး
 ပဒါ; active, sprightly, ပုဂံဒ်ခွဲ.
 Měr'cu-ry, *n.* the planet, ဆပ်ယုဉ်, (မာကရံ);
 quicksilver, ပဒါ.
 Měr'cy, *n.* compassion, တော်သးကညီ, တော်သ့ဉ်က
 ညီသးကညီ; disposition to pity and for-
 give, တော်ညီန့ဒ်ပုဂံတော်ကမဉ်ထာတော်သးကညီ
 အဆီ; the exercise of pity and forgive-
 ness, တော်ပုဂံကွံဉ်တော်ကမဉ်ထာတော်သးက
 တော်သးကညီအဆီ.
 Měr'cy-seat, *n.* the place of mercy, the cov-
 ering of the ark of the covenant, among
 the Jews, တော်သးကညီအထီပမိဉ်, တော်မပုဒူး
 အထီ.
 Mère, *a.* only this and no more, ထဲ, ထဲတော်အံး
 တော်န့ဒီးမီး; pure, unmixd, နီဂီ, ကထု.
 Mère'ly, *adv.* simply, entirely, ထဲ, ကထု; as,
 merely green, ထုကထု; merely black, သု
 ကထု; merely water, ထဲထံမီး.
 Měr-e-trí'cióus, *a.* pertaining to a harlot, ထပ်
 ဆားဒီးမဲထဲရုဉ်; alluring by false show, ထာ
 အမးကထာကထဲထီဉ်အသးမိသီးအကထီန့ဒ် ပုဂီ
 အစီ.
 Měrge, *v. t.* to immerse, cause to sink, မထီ
 တုတော်, ဒူးထုဉ်ထီတော်; to absorb in another,
 စာန့ဉ်ဆုဉ်ဒီးတော်ဂီအပု.
 Me-rid'i-an, *n.* *Astron.* a great circle passing
 through the poles of the heavens and
 the zenith of the spectator, တော်ထာပရံ
 အဉ်န့ဒ်ပုဂံထဲဉ် or တော်ထီထီထာအဆီဉ် ဂာထီ
 အသးထာကထီထံးပာထာကထီမီးတစုဉ် န့ဉ်, အထီ
 ဖဲရံထုဉ်; noon, ရုထုဉ်အခါ; the highest
 point, တော်အထီကတော်, အမိဉ်ဒီးမိဉ်, အထီကတော်.
 Měr'it, *v. t.* to deserve, (ထာအဘူးအထဲထာတော်အံး
 တော်န့ဒီးအဆီ. —, *n.* obtained by reli-
 gious offerings, သုဉ်, သုဉ်မီးထီမီး; desert
 of good, တော်ထာအထာအန့ဒ်သုဉ်, အဘူးအ

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ŏ, ŭ, ȳ, short; cāre, fār, lāst, fāll, whāt; thère, veīl, tērm; pīque, dōne, fōr,

ဘွဲ့ဒီးတိုက်အဘွဲ့. —, *v. t.* မလဲထီၣ်ထူဒီးစုလာ
ထဲကိ, မလဲထီၣ်တိုက်ဆုအဘွဲ့တဖၣ်; to invent,
fabricate, ကျွံမၤန့ၣ်တၢ်အသိ, ဒုးအိၣ်ထီၣ်တၢ်.
Mint'-mās-ter, *n.* ပုလဲအပၤတၢ်တၢ်အလီၢ်ပဲပုမလဲ
ထီၣ်ထူဒီးစုဆုထဲကိဒီးတိုက်အဘွဲ့တဖၣ်.
Mint'age, *n.* the act of coining or minting,
တၢ်မလဲထီၣ်စုဒုၣ်ဂ့ၤ, ထူဒုၣ်ဂ့ၤဆုထဲကိ; the duty
paid for coining, သွဲထာအဒုးလဲထီၣ်တၢ်ဆုထဲ
ကိအစီၢ်, တၢ်ထၢၣ်စုလာပုလဲအမလဲထီၣ်ထူဒီးစု ဆု
ထဲကိအဘွဲ့အထဲပဲၤသံၤပဲၤန့ၣ်, ကလိးက့ၤဝဲအစီၢ်.
Min'ū-ēnd, *n.* (မံၣ်ညးအုၣ်) နီၣ်ခံၣ်မိၣ်ပုၤလၢအကတၢ်တၢ်
ထူးကွံၣ်တၢ်ထၢၣ်ပူၤတနီၤ.
Min'ū-et, *n.* တၢ်ဝဲၤကလိၣ်တကလုၣ်.
Mi'nus, *a.* less, ဝှၢ်လီၤပဲၤအံၤပဲၤန့ၣ်. —, *n.* Math.
တၢ်ထူးကွံၣ်အပနီၣ်.
Mi-nūte', *a.* little, very small, ပြီကခံၣ်ပြီးကဒီး, က
မံၣ်ဒီး; exact, လီၤတၢ်လီၤဆဲး.
Min'ute (min'it), *n.* (မံၣ်နံး) the 60th part of an
hour, ထၢတန့ၣ်ခံၣ်အတီၢ်ပုၤန့ၣ်အိၣ်ဝဲ60မံၣ်နံး; the
60th part of a degree, ခပြီ, ဝဲပံးတၢ်အသိ,
တၢ်ကစီၢ်န့ၣ်ပခၢ်နီၤဖးအဆၢထဲသိးသိး 60 ဆၢဒီး တ
ဆၢတဆၢန့ၣ်ပကိးထၢမံၣ်နံးလီၤ; a memoran-
dum, တၢ်ကွဲးနီၣ်စုၣ်လီၤတၢ်အဝဲၣ်. —, *v. t.* ကွဲး
နီၣ်စုၣ်တၢ်အဝဲၣ်အကျိၤဖဲအံၤဖဲန့ၣ်.
Min'ute-book, *n.* ထံၣ်လၢပုၤကွဲးနီၣ်တၢ်အဝဲၣ်အကျိၤစုၣ်
ကိၣ်ဒီးထၢအပူၤ.
Min'ute-glass, *n.* တၢ်တခံၤလၢအနဲၣ်ပျီမံၣ်နံးအ ဆၢ,
(မၤဝဲဒီးခဲၣ်ထံကလၢ.)
Min'ute-guns, *n. plur.* တၢ်ခးၣ်တခံၣ်နံးတဘျီတခံၣ်
နံးတဘျီစုၣ်စုၣ်.
Min'ute-hand, *n.* န့ၣ်ရံၣ်အစုထီတဘိလၢအဒုးနဲၣ်မံၣ်နံး
တဖၣ်.
Mi-nūte'ly, *adv.* လီၤတၢ်လီၤဆဲးတခံၤတၢ်တခံၤ.
Mi-nū'ti-ā (mī-nū'shī-ā), *n.* တၢ်အဝဲၣ်အ ကျိၤအဆဲး
အခါအပြီအပြီးတခံၤ.
Mīnx, *n.* a pert, wanton girl, ဒိၣ်မုၢ်ဒိၣ်သၢ်ထၢအ
စီၤကျိၢ်စီၤကျိၤ; a she puppy, ထံၣ်မိၣ်မိ; a wea-
sel like animal, ဆၢဒိၣ်မိၣ်မိတကလုၣ်. See
WEASEL.
Mir'a-cle, *n.* တၢ်လီၤထးတကလုၣ်, ထၢအထဲဝဲဒ်န့ၣ်ဆၢအ
လုၢ်အလုၢ်ညီန့ၣ်အသိးတဖၣ်တၢ်, ဒီးလဲထီၣ်ဝဲထၢ တၢ်
အစိအကဒီးမိၣ်န့ၣ်ပုၤကညီအစိအကဒီးတက့ၢ်လီၤ.

Mi-räc'ū-loūs, *a.* supernatural, တၢ်ဆးဒီး mira-
cle, လီၤဝဲဒ်ဒီး miracle.
Mī-rä'ge' (mī-räzh'), *n.* တၢ်ပျီထီၣ်ဒိၣ်ဒိၣ်မုၢ်မုၢ်လီၤဆီ
ခဲၣ်တၢ်ဒိၣ်အံၤဖဲန့ၣ်လၢအဘွဲ့အကျိၤ, တၢ်ဆၢဒီးပဲခဲၣ်လီၤန့ၣ်
ပုၤ, ကမ့ၢ် ထဲတၢ်အဂီၤလီၤ.
Mire, *n.* thin, deep mud, ကပံၣ်ပဲၣ်;—on the
bank of a river, တၢ်လီၤကျၢၢ်. —, *v. t.*
လီၤကျၢၢ်လၢကပံၣ်ကျိၤ.
Mir'ror, *n.* ခဲၣ်ထံကလၢပုၤ, တၢ်ဂၤခဲၣ်ဂ့ၤ, ထၢပထံၣ်တၢ်
အဂီၤထၢအပူၤသ့.
Mirth (murth), *n.* See MIRTHFUL.
Mirth'ful, *a.* merry, jovial, ညီန့ၣ်အိၣ်ဒီးသ့ၣ်ဒိၣ်သးညီ,
သ့ၣ်မုၢ်သးခုၣ်, ညီန့ၣ်မုၢ်ထၢတၢ်.
Mirth'less, *a.* သ့ၣ်မုၢ်သးခုၣ်, သ့ၣ်ဒိၣ်သးညီတဖၣ်.
Mir'y, *a.* ဒိၣ်ဒီးကပံၣ်လီၤကျၢၢ်, မၤအသးပုၤပံၣ်ပုၤပး, ထၢ
အမၤအသးသဘျီသဘျီ.
Mis, *pref.* in composition, wrong, ကမ့ၢ်.
Mis-äc'cep-tä'tion, *n.* တၢ်တံးန့ၣ်ကမ့ၢ်တၢ်.
Mis-ad-vēn'tūre, *n.* mischance, misfortune, တၢ်
ခံးတၢ်မၤလၢအတဲထီၣ်ဆၢတၢ်ဘျီနီတခံၤ.
Mis-ad-vised', *a.* ထၢအထံၣ်တၢ်ထီၣ်ကမ့ၢ်သီကမ့ၢ်ဝဲ.
Mis'al-li'ance, *n.* တၢ်မၤဆုၣ်တၢ်ဒီးပုၤလၢအတကြၢၤဒီး
ထီၤဆၢ, လီၤဆီခဲၣ်တၢ်တၢ်န့ၣ်မၤန့ၣ်ဝဲလၢအတကြၢၤဒီး
ထီၤဆၢ, ထၢအတထံၣ်ထံၣ်အခါ.
Mis'an-thrōpe, Mis-än'thro-pist, *n.* ပုၤထၢအညီ
န့ၣ်သးယုပုၤဂၤ.
Mis'an-thrōp'ic, Mis'an-throp'ic-al, *a.* ထၢအ
သးယုပုၤကညီ.
Mis-än'thro-py, *n.* တၢ်သ့ၣ်ယုသးယုပုၤဂၤ.
Mis-äp'pli-cä'tion, *n.* See MISAPPLY.
Mis'ap-ply, *v. t.* ဆိမိၣ်ကမ့ၢ်တၢ်, တၢ်တခံၤန့ၣ်ဆိကမိၣ်
ဝဲထၢအထံၣ်ဆးဒီးတၢ်တခံၤဒၣ်.
Mis'ar-rāngē', *v. i.* ကျဲၤကမ့ၢ်တၢ်, ပံၣ်လီၤကမ့ၢ်တၢ်အ
လီၤ.
Mis'be-cōme', *v. t.* တကၢ်ကိၣ်, တတဖီၤဆၢ, တဆၢ
လီၤဆၢ.
Mis'be-gōt'ten, *a.* လဲထီၣ်ကမ့ၢ်တၢ်, ဝါသမ့.
Mis'be-hāve', *v. i.* မၤတၢ်တထံၣ်ထံၣ်အခါကမိမိဆၢ,
မၤကမ့ၢ်တၢ်, မၤတၢ်တကြၢၤဆၢ.
Mis'be-hāv'ior, *n.* See MISBEHAVE.
Mis'be-liēf', *n.* တၢ်န့ၣ်ကမ့ၢ်တၢ်, တၢ်စုၢ်ကမ့ၢ်န့ၣ်ကမ့ၢ်
တၢ်.

ä, ē, i, ö, ü, y, long; ä, é, ï, ö, ü, y, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; dōne, fōr,

Mis'be-stōw', *v. t.* ထွင်လီကမည်တော်၊ ထွင်လီဘဉ်တော်
 ငါ့ပုတကြားနာသည်။
 Mis-cā'l'cu-lāte, *v. t.* ခွဲကမည်တော်၊ တယးကွတ်တော်ကမည်။
 Mis cā'l'cu-lā'tion, *n.* ခွဲကမည်တော်၊ တော်တယးကွတ်ကမည်
 တော်။
 Mis-call', *v. t.* ကိးကမည်ထပ်တော်အခါ။
 Mis-cār'riage, *n.* failure. See MIS-CARRY.
 Mis-cār'ry, *v. i.* to fail of accomplishing a
 purpose, ကျွန်၊ ကျွန်ဆိုင်ဖေးလီတော်တကဲထိုင်ဝဲထပ်၊
 တးစီကွံင်ဝဲ; to bring forth prematurely,
 လီလှေးကွံင်အဖိ။
 Mis'cel-lā'ne-ōus, *a.* mixed, mingled, အိပ်ဖိးတော်
 တဘျူးမံအိပ်ဖိုင်ကျွန်ကျီစုင်အသး။
 Mis'cel-la-ny, *n.* a mixture of various kinds,
 တော်တဘျူးမံအိပ် ကျွန် ကျီ စုင်အသး; a collec-
 tion of various kinds, as compositions,
 လိပ်အိပ်ဖိးအဝုင်အကျီအကလုင်ကလုင်အဖိုင်။
 Mis-chānce', *n.* misfortune, failure, တော်အဆာအ
 ကတိတ်တဝုထပ်အဆိ, တော်ကျွန်ထိုင် ဖေးလီ ဖိးတော် မုင်
 လာတဖိုင်တးစီဝဲ; ill luck, တော်ယဲဝဲတဝုထပ်။
 Mis'chief (mis'chif), *n.* harm, damage, injury,
 တော်မေးတးစီတော်လါအဘျူးအဖိုင်အိပ်ဝဲ, တော်မေးအ
 မေးတးစီတော်အိပ်ဖိုင်နွဲ; intentional injury, တော်
 မေးတးစီတော်လါအဘျူးအဖိုင်အိပ်ဝဲထာတော် သျှင် ကျွန်
 သးကါအဆိ; ill consequence, trouble, တော်
 မေးတးစီတော်ဂုဖိးဒူးအိပ်ထိုင်တော်တဝုထပ်တဖိ။
 Mis'chief-māk'er, *n.* ပုထာအညီနွဲမေးအမေးတးစီ
 တော်အိပ်ဖိုင်နွဲ, ပုထာအညီနွဲဒူးကဲထိုင် တော် အုင် လိပ်
 ဆိးက့။
 Mis'chiev-ōus, *a.* hurtful, injurious, ထာအမေး
 အတော်, ထာအမေးတးစီတော်အိပ်ဖိုင်နွဲ; inclined
 to do mischief, ညီနွဲသးအိပ်ထာအကမေးအမေး
 တးစီတော်အိပ်ဖိုင်နွဲ, မေးအသးကချီကစိပ်။
 Mis'chiev-ōus-ness, *n.* See MISCHIEVOUS.
 Mis-choose', *v. t.* စုထာကမည်တော်, စုထာတော်လါအထ
 ဝုစုထာထပ်။
 Mis'ci-ble, *a.* ထာအဆါစုင်အသးဖိးတော်အံတော်နွဲလှ။
 Mis-cite', *v. t.* ကိးကမည်တော်, ထိးနွဲကမည်ပုဂုထေတော်က
 ထိ။
 Mis-cōn'duct, *n.* misbehavior, တော်အတကဲဝဲပဝး
 ထာအတဝု, တော်မေးတော်ထာအတထပ်ထပ်အသး, တော်
 မေးသူးမေးကမည်တော်။
 Mis-con-dūct', *v. i.* မေးတော်တထပ်အသး။

Mis'con-cēive', *v. t.* to misjudge, နှိပ်ကမည်တော်,
 ဆိကမိပ်ကမည်တော်။
 Mis'con-cēp'tion, *n.* See MISCONCEIVE.
 Mis'con-strūct'ion, *n.* See MISCONSTRUE.
 Mis-cōn'strūe, *v. t.* ထိးနွဲကမည်တော်အဖိပညီ။
 Mis-count', *v. t.* ခံကမည်တော်။
 Mis'cre-ant, *n.* a vile fellow, ပုထေအာအထိ။
 ———, an infidel, ပုတစွါတနင်တပ်ယွာတပ်။
 Mis-dāte', *v. t.* ကွဲနိပ်ကမည်အနိပ်အထိ။ ———, *n.* တော်
 ကွဲနိပ်ကမည်အနိပ်အထိ။
 Mis-deed', *n.* တော်မေးကမည်တော်, တော်မေးလါအတဝုမေးတပ်။
 Mis-deem', *v. t.* တယးကမည်ဝဲ, ဆိကမိပ်ကမည်တော်။
 Mis'de-mēan'or, *n.* ill behavior, တော်မေးတော်ထာအ
 တထပ်ထပ်အသး; Law, တော်သရူးတော်ကမည်ထာအ
 တထိတ်တထိထဲသိးဖိး felony တပ်။ See FELONY.
 Mis'di-rēct', *v. t.* ဒူးနဲနိပ်ကမည်, as, to misdirect the
 way, ဒူးနဲနိပ်ကမည်ကျွန်, ဆွာကမည်ကျွန်; to misdirect
 a letter, ကွဲကမည်တော်လါထိတ်အစာ။
 Mis-dū', *v. t.* မေးကမည်တော်, မေးတော်ကမည်။
 Mis-dō'er, *n.* ပုထာအမေးကမည်တော်။
 Mis'em-ploy', *v. t.* to employ to no purpose,
 မေးတော်မေးလါအတကဲထိုင်တပ်တော်ဘျူးလါအစီ; to
 use amiss, သူကမည်တော်။
 Mis'em-ploy'ment, *n.* See MISEMPLY.
 Mī'ser, *n.* ပုပံင်, ပုထာအပံင်အကိ။
 Mis'er-a-ble, *a.* very unhappy, သျှင်အူးသးအူး, တော်
 မုင်တော်ပုဂုထေအိပ်ဖိုင်တဲး; very poor, abject,
 ဖြိုင်ဖြိုင်ယပ်ယပ်, အကိတ်အစီ; of no use, worth-
 less, အဘျူးတအိပ်ထာပုဂုထေမေးတော်အံတော် နွဲအ
 စီ, ပသုတသုတော်နိတဲး။
 Mī'ser-ly, *a.* covetous, stingy, ညီနွဲသးလိတ်နး
 ကဲသိး, အပံင်အကိနးမး။
 Mis'er-y, *n.* wretchedness, distress, woe, တော်
 ဖြိုင်တော်ယပ်, တော်ဖြိုင်ဖြိုင်ယပ်ယပ်, တော်သျှင်ကိတ်သးစီ,
 တော်ကအုကစု; calamity, တော်ဖြိုင်တော်နး, တော်ကိ
 တော်ဝဲ, တော်ဆူးတော်ဆါ, တော်သျှင်ကိတ်သးစီအဝုင်။
 Mis-fāsh'ion, Mis-form', *v. t.* မေးတော်တထပ်အထိတ်
 တပ်, မေးကွဲအဂါတထပ်တပ်။
 Mis-fōr'tūne, *n.* mishap, disaster, တော်ယဲဝဲထိမ်
 အာ, တော်ယဲဝဲတဝုထပ်, တော်ထပ်တော်ကိတော်ဝဲ။
 Mis'gīve', *v. t.* သးဒွစီတော်, မေးတထွင်တဝင်ထပ်။
 Mis-gīv'ing, *n.* doubt, distrust, တော်သးဒွစီ, တော်တ
 နင်တဝင်ထပ်။

dg, wōlf; fūrl, rŭde, pŭsh; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

တဘျီ; as, a monthly steamer, ကဘီမုန်ထာ
အထဲတထိတဘျီတထိတဘျီ.

Mün'ü-ment, *n.* a pillar erected for a memo-
rial, တာ်တခံးခံးထာ်ပုၤမၤကဲထီၣ်န့ၣ်ဝဲၣ်သိးကသ့ၣ်
နီၣ်ထီၣ်က့ၤတာ်တခံးခံးအဂီၢ်; brick or stone
work raised in memory of the dead, တ
ထ့,ထာ်ဂ့ၤဂ့ၤ,ထီကထဲဂ့ၤဂ့ၤ, ထာ်ပုၤမၤထီၣ်ဝဲၣ်ခံး
န့ၣ်ထာ်သ့ၣ်မိၣ်အဖိမိၣ်သိးကကဲ တာ်သ့ၣ် နီၣ်ထီၣ်
က့ၤပုၤသံတဂၤအဂီၢ်; a pagoda in memory of
a Boodh, ဗိၣ်ဒိၤဝဲၣ်ဒိၤ.

Mön-ü-mënt'al, *a.* being a memorial, ထာ်အဂ့ၢ်
သ့ၣ်နီၣ်ထီၣ်တာ်အဂီၢ်; pertaining to a mon-
ument, ထာ်အဂီၢ်အဂ့ၢ်သ့ၣ်နီၣ်ထီၣ်က့ၤတာ်တခံး
ခံး.

Mood, *n.* temper of mind, ပသ့ၣ်ပသးၣ်အံၤဒ်န့ၣ်;
Gram. the variation of the inflection of
a verb to express manner of action or
being, ထာ်အဂီၢ်အဂ့ၢ်မၤဝဲၣ်ဒိၣ်ဝဲၣ်အံၤဒ်န့ၣ်.

Mood'y, *a.* peevish, fretful, အသးအ့ၣ်ဒိၣ်ဒိၣ်,သ့ၣ်
တဖွံသးတညီ.

Moon, *n.* ထိတဘျီ.

Moon'bēam, *n.* ထိအတာ်ဆဲးကပြီၣ်, ထိအခဲၣ်သ့ၣ်, ထိ
အဂ့ၢ်.

Moon-eyed, *a.* ခဲၣ်ခဲၣ်သိ.

Moon'light, *n.* ထိကဝီၤ. —, *a.* illuminated by
the moon, ထာ်အဂီၢ်အဂ့ၢ်ထိကဝီၤ; as, a moon-
light night, ခုၣ်န့ၣ်ထာ်ထိကဝီၤဝဲ.

Moon'shee, *n.* *Ind.* ပုၤထာ်အခဲၣ်လိကီၤထာ်ထာ်အကဲၣ်
ခဲၣ်ဝဲ.

Moon-shine, *n.* ထိကဝီၤ,

Moon'-strück, *a.* ထာ်အဂ့ၢ်ထီၣ်ဝဲထာ်ထိကဝီၤထာ်အိၤ
အထိ,တာ်ဂျါထိ.

Moor, *n.* a heathy plain, ဂျီပုၤ; a marsh, a fen,
တာ်ကဏ္ဍၤကဏ္ဍၤခိၣ်; a native of the north-
eastern coast of Africa, ပုၤသ့တခဲးထာ်အဂီၢ်
ကီၢ်အဂီၢ်ကကထံၤမိးတခိၣ်. —, *v. t.* to confine,
as a ship by anchors, ကွံၣ်လိၤကဘီအနီၣ်သ
က့ၤထာ်အခိၣ်တနီၣ်အခဲ တနီၣ်သိး ကဘီသုတသး အ
ထီၣ်တဂ့ၢ်.

Moot, *v. t.* to debate, discuss, ခုၣ်အိၣ်ထီၣ်တာ်ဂ့ၢ်
ထီၣ်သ့ၣ်လိၣ်အဂ့ၢ်.

Müp, *n.* နီၣ်ထီၣ်တကလုၣ်. —, *v. t.* ထီၣ်ကွံၣ်တာ်အိၣ်
နီၣ်တမူၣ်.

Möpe, *v. i.* to be dull, drowsy မၤမၤတမၤမၤ, မၤ
မိၣ်မိၣ်မိၣ်မိၣ်, မၤတမ့ၣ်.

Mö'pish, *a.* dull, spiritless, ကာ်, သ့ၣ်တဖွံသးတညီ.

Mör'al, *a.* relating to social duties, ထာ်အဂီၢ်
တာ်သိၣ်တာ်သိၣ်မိၣ်ပုၤ, ပုၤမိးတာ်အသိးထာ်အဂီၢ်
ဂ့ၢ်မိးတာ်တဂ့ၢ်ထာ်, တာ်အကြာ်အထာ်အဂီၢ်တာ်
တထာ်ထာ်, ဝဲပုၤထာ်အလိၣ်အသး; conformed
to the rules of right, virtuous, just,
သးအလိၣ်မိးလိၣ်မိးတာ်ဘျီအတာ်သိၣ်တာ်သိၣ်. —,
n. (မိၣ်ဂ့ၢ်) တာ်ခဲၣ်မဲၤဒ်ပုၤအသိးအတာ်သိၣ်တာ်သိၣ်.

Mör'al-ist, *n.* a teacher of morality, သရၣ်ထာ်
အသိၣ်က့ၤတာ်ထာ်အဂီၢ်အဂ့ၢ်အဂ့ၢ်အထာ်အဂီၢ်
တထာ်ပုၤထာ်အလိၣ်အသးအသိး; one who
practices moral duties, ပုၤထာ်အထီၣ်န့ၣ်ခဲး
ဆာ်တာ်သိၣ်တာ်သိၣ်ထာ်အဂီၢ် မိၣ်ဂ့ၢ်လိ (morallaw).

Mo-räl'i-ty, *n.* ethics, တာ်ထာ်အလိၣ်မိးလိၣ်မိးတာ်
ထီၣ်ထာ်လိၤ, virtuous conduct, တာ်မိးတာ်မၤအ
ဂ့ၢ်ထာ်အလိၣ်ထာ်ပုၤထာ်အဂီၢ်.

Mör'al-ize, *v. t.* to draw a moral from, န့ၣ် ဂျါ
ထီၣ်တာ်အဂ့ၢ်အကျိၤအခိၣ်ပညီထာ် တာ်ခဲၣ် မဲၤ
ဒ်သံးဒ်
န့ၣ်; to make moral or virtuous, ခုၣ်ထီၣ်
ပုၤထာ်အထီၣ်ထာ်ပုၤအဂ့ၢ်.

Mör'als, *n. pl.* တာ်သိၣ်တာ်သိၣ်မိၣ်ပုၤတခဲၣ်, အတကဲၣ်ပ
ဝဲ, အထုၣ်အထာ်ထာ်အဂီၢ်အဂ့ၢ်အဂ့ၢ်အထာ်အဂီၢ်.

Mo-räss', *n.* a marsh, a fen, တာ်ကဏ္ဍၤကဏ္ဍၤခိၣ်.

Mo-ra'vi-an, *n.* ပုၤမိးဂ့ၢ်ဝဲ.

Mör'bid, *a.* diseased, sickly, unsound, အိၣ်မိး
တာ်ဆါထီၣ်, တဆူၣ်ထာ်.

Möre, *a.* ထိတက့ၢ်, ထိန့ၢ်; —, *adv.* a greater
degree, ထိန့ၢ်အန့ၢ်တက့ၢ်, ထိစၢ်, မိၣ်စၢ်; a-
gain, မိးကမိး; much more, စၢ်ကျါထီၣ်; to
be no more, တအိၣ်ထာ်ထာ်; more wise,
အိၣ်မိးတာ်က့ၢ်ထာ်က့ၢ်သ့ၣ်အိၣ်တက့ၢ်; more than,
ထိန့ၢ်မိးတာ်န့ၢ်; more or less, ထိဂ့ၢ်ဂ့ၢ်ဂ့ၢ်
ဂ့ၢ်. —, *n.* a greater amount or num-
ber, တာ်ထိတက့ၢ်.

Möre-u'ver, *adv.* besides, likewise, အခိၣ်တလိၣ်,
ထာ်န့ၢ်အမဲၣ်ညါ, မၤကမိးတစ့, ထဲန့ၢ်တကးထာ်.

Mör'i-on, *n.* မိၣ်ကုၣ်ထးတကလုၣ်.

Mörn, *n.* See MORNING.

Mörn'ing, *n.* ဂီၤမိ, ခုၣ်ဆူၣ်ဝါ, ခုၣ်ဆူၣ်ထီၣ်.

Mörn'ing-stár, *n.* ဆာ်တူၢ်ဂီၤ. See VENUS.

Mo-röc'co, *n.* တာ်မိးအဂ့ၢ်တကလုၣ်.

do, wolf; furl, rude, push; e. s. o. silent; g as s; gh as sh; g̃ as s̃; g̃̃ as in g̃̃et; s̃ as z; x̃ as gz; ñ as in l̃inger.

as, to motion one to sit down, **မှူးနဲ့ပစ္စ**
ထားတပ်ပသးထားတေဆွဲနီး; to make a pro-
posal in a deliberative assembly. See
MOVE.

Mō'tion-less, *a.* ထားအိပ်ဝါဂ်သဝါဂ်,အိပ်တမိကထင်,
တဟူးတဝဲတပ်.

Mō'tive, *a.* အိပ်မီးအစိအကမီးထားအမှူးဟူးမှူးဝဲဟူးသွ;
——, *n.* reason, cause, အဝှ်ထားပသးဝဲဝဲ
ထားအကမတော်အံတော်နွါအဆိ.

Mōt'ley, *a.* consisting of various colors,
dappled, အလွှ်လီလီလိလိအသး, of various
kinds, အကလှင်လီလီလိလိအသး, ကျွန်ကျိမရ်မရီး
လိလိအသး.

Mō'tor, Mō'to-ry, *a.* ထားအမှူးဝဲတော်, ထားအဝဲတော်,
ထပ်စားမီးတော်ဝဲ; as, motory muscles, ပညပ်
ထွင်ထားအမှူးဝဲပစ္စပိပ်.

Mōt-tled', *a.* spotted, အိပ်မီးအလွှ်လီလီလိလိအသး,
ကျွန်ကျိမရ်မရီးလိလိအသး.

Mōt'to, *n.* တ်ကတီးသွါနွင်တ်ထာညါမိ,တ်ကတီးအဝှ်
မိဂ်ပှ်.

Mōuld, *n.* fine, soft earth, ဟိပ်မိပ်ကမူနီနွင်; the
substance produced on the surface by
dampness, အဖိထိပ်, အဖိထိပ်အခါထိပ်, အကူ
ထိပ်; dry mould, တ်ပျိုးတ်ဖု; matrix or
matrice. See MOLD,——, *v. i.* to con-
tract mould, mildew, ထိပ်ဘိပ်အိး,ဘိပ်အိး.

Mōuld'er, Mōld'er, *v. i.* to crumble, to perish,
ထိပ်အူး,ထိပ်အူးထိပ်စား,လီကထဲ,လီကမူနီ.

Mōuld'i-ness, *n.* See MOULDY.

Mōuld'y, *a.* ထားအထိပ်စား, ထားအဘိပ်အိး.

Mōult, *v. i.* to cast off or shed, as hair or fea-
thers, လီဆူကွင်; as a snake his skin,
သထဲလီကွင်အသခိပ်; as deer, လဲအနုၤ. See
MOLT.

Mound, *n.* a bulwark or fortification, တိပ်မီး
တပ်မီး,တပ်တနီတပ်စပ်တပ်; a small hill, ဟိပ်
မိပ်ထိပ်မိ, ဘျာနီ.

Mount, *n.* a mountain, ကစာဂ်, a bulwark, a
mound. See MOUND.——, *v. i.* to ascend,
ထိပ်,ထဲထိပ်;——, *v. t.* to cause to ascend,
မှူးထဲထိပ်တပ်, to furnish with horses, မှူး
နွါကသွင်ထားကမီးဝဲအစိဂ်; to embellish with
ornaments, ကထာကထဲထိပ်တ်မီးအစာၤအစိဂ်;

to place, as a cannon on its carriage, ဝပ်
ထိပ်တပ်ထားထွင်အလီ; to get on a horse, ထိပ်
မီးကသွင်; to mount guard, ထိပ်အလီဝဲအက
အိပ်မီးတပ်.

Mount'ain, *n.* ကစာဂ်,ကစာဂ်ကလိ. ——, *a.* တပ်စား
မီးကစာဂ်ကလိ.

Mount'-ain-er', *n.* ပှ်ကစာဂ်မိပ်မိ.

Mount'ain-oüs, *a.* full of mountains, အိပ်မီးက
စာဂ်အါ, huge, large as a mountain, မိပ်မိ
ကစာဂ်အသိး.

Mount'e-bank, *n.* a quack, ပှ်ထားအဝပ်မားအသး,စံး
ထားထါမိပ်နွါပှ်ဂဲၤ, သါသွါနွါပှ်ဂဲၤအံၤမိနွါ, ပှ်ပပ်
ကမားထားအသးထားတော်အံတော်နွါအဆိ.

Mōurn, *v. i.* to express grief, to lament, မှူးနဲ့ပစ္စ
သွင်ကိဂ်သးဂိၤ,သွင်အူးသးအူး, သးတပုင်, ကအူကစွါ
တပ်, ဟိပ်အမဲင်ထံလီ. See ၁မိၤ.၂၃:၂; to wear
mourning, ကူထိပ်သိးထိပ်တပ်ပှ်ထား အဘူးအ
တပ်သံသခိပ်အိး အလှ်အထာ အိပ်ဝဲအသိး. ——,
v. t. to bewail, grieve for, deplore, ဟိပ်
တပ်ထားတပ်ထားတပ်တမံၤအဆိ.

Mōurn'er, *n.* one who is grieved at any loss
or misfortune, ပှ်သွင်အူးသးအူးတပ်,ပှ်ဟိပ်
တပ်ထားတပ်; one who follows a funeral
in the habit of mourning, ပှ်မိပ်ပှ်အွါကွင်
ပှ်သံအခံအိပ်မီးတပ်ကူတပ်သိးထားအမားပှ်ထိပ်ထား
ပှ်အအူးအတပ်အတပ်အသကိး,ပှ်ထားအမဲင်အိး.

Mōurn'ful, *a.* sad, sorrowful, ထားအမားအသးသလှ်
သညိ, အိပ်မီးတပ်ထပ်မိပ်ထပ်မး, အိပ်မီးသွင် အူးသး
အူး; lamentable, calamitous, လီသးအူးပှ်.

Mōurn'ful-ness, *n.* sorrow, grief, တပ်သလှ်တုဂ်,
တပ်သွင်အူးသးအူး.

Mōurn'ing, *n.* the act of expressing grief,
lamentation, တပ်နဲ့ပစ္စပှ်တပ်ထပ်မိပ်ထပ်မး,တပ်နဲ့ပစ္စ
ပှ်ထိပ်တပ်သွင်အူးသးအူး; the dress worn by
mourners, တပ်ကူတပ်သိး ထားပှ်ထပ် မိပ်ထပ်မး,
သွင်အူးသးအူးတပုင်ညိနွါကူဝဲ, တပ်ကူတပ်သိးထားပှ်
အဘူးအတပ်မံၤသံသခိပ်အိးနွါညိနွါကူဝဲထိပ်ဝဲ.

Mouse, *n. pl.* mice, လှ်သွင်မိ.

Mouse (mouz), *v. i.* to watch to catch mice,
မီးမီးမိပ်နွါလှ်သွင်မိ; to pry about, ကွါထွင်ပု
သွင်တပ်မိသိးအကထိပ်နွါတပ်ကမုင်တမံၤ.

Mouse'höle, *n.* လှ်သွင်အပှ်.

Mouse'trap, *n.* လှ်သွင်အထု,ထုထားပှ်မီးလှ်သွင်.

dg, wölf; fûrl, rûde, push; e. s. o. silent; ç ass; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

Mu-niç'i-pal, *a.* ဆည်ဆေးဒီးဂျာဇာ; *as,* municipal officers, ဝှာအပဒိတ်တဖန်.
 Mu-niç'i-çence, *n.* See MUNIFICENT.
 Mu-niç'i-çent, *a.* bountiful, generous, liberal, ထွန်တင်ညှိ, ညှိနှိုင်းထွန်တင်ခါခါ ဂီဂီဂီ.
 Mũ'ni-ment, *n.* a fortification, a defence, ဝိဒ် ဒီးတင်ဒီး, ဝှာဒိတ်ဒူဒိတ်ဒူ.
 Mu-niç'ion, *n.* ammunition, သူးအစုကဝဲ, တင်အစု ဘာအစုကဝဲကလုတ်ကလုတ်ထာ အဆည်ဆေးဒီးဒူးဒူး သိပ်အစု.
 Mũ'rāl, *a.* ဆည်ဆေးဒီးဝှာဒိတ်ဒူ, ထာအလီဂင်ဒီးဝှာဒိတ်ဒူ.
 Mũ'r'der, *v. t.* မာသိဂှာထာသးထွဲသးကါအဆိ, ပင်အသး လာအကမာသံအိဒီးမာသံဝဲ. ———, *n.* တင်မာသံ ဝှာထာတင်ပင်အသးအပူ.
 Mũ'r'der-er, *n.* ဝှာထာအမာသံဝှာထာသးထာ တင်သးထွဲ သးကါအဆိ, ထာတင်ပင်အသးအပူ.
 Mũ'r'der-ous, *a.* guilty of murder, ထာအမာသံ ဝှာကညိအသး; fond of murder, အဲဒ်ဒီးတင်မာ သိဂှာအသး, bloody, cruel, sanguinary, တင် သးကညိတဖန်.
 Mũ-ri-ätic, *a.* ဆည်ဆေးဒီးထံပိ, ဝိဒ်ထဲဒ်အထံ, မာအသး ဒ်ဝိဒ်ထဲဒ်ထံအသး.
 Mũrk'y, *a.* dark, gloomy, ခံးလီကညိ, ထီကရ, ထူးသထွန်.
 Mũr'mur, *v. i.* to make a low continuous noise, သိပ်ဒိတ်ဒိတ်, သိပ်ဒူဒူ; to grumble, complain, ကညိကခိပ်, ကရူးတဒ်တင်; *as,* murmur not at adversity, ကရူးကဒ်ထာ တင်ဝှိတ်တင်ဒူးတင်ကိတ်တင်ဝဲတဂှာ. ———, *n.* a low continued noise, တင်သိပ်ဒိတ်ဒိတ်, a low complaint, တင်ကရူးကဒ်.
 Mũr'mur-er, *n.* a grumbler, ဝှာထာအကရူးကဒ် တင်.
 Mũr'rain, *n.* တင်ခါထည်စးတကလုတ်, ဆည်ဆေးဒီးပနာ.
 Mũs'çle, *n.* (မာဒ်စာ,) an organ of motion in animal bodies, ပညာထွန်ထွန်, ပညာထွန်; a kind of bivalvular shell fish, တင်ညိက.
 Mũs'co-vä'do, *n.* အံသင်ဆာထာအတဒီးထည်တင် မာဒီး အိဒီးထည်.
 Mũs'cu-lar, *a.* pertaining to a muscle, ဆည်ဆေး ဒီးပညာထွန်ထွန်, ဆည်ဆေးဒီးပင်ပင်ဝဲ; *as,* muscular pain, စင်စင်ကါ, သင်အသး; strong, brawny, powerful, ဝှာထွန်ထီထွန်.

Mũs'cu-loüs, *a.* full of muscles, အိတ်ဒီးညာထွန်ခါ ခါကထဲ. See also MUSCULAR.
 Mũse, *n.* a fabulous goddess of poetry, ထီအကစာစု; poetical genius, တင်ကုတ်ထွန်ထွန်ထွဲ ထာအကရူးကထီထီခါ အစိ; deep thought, abstraction, တင်ခိတ်ခိတ် တင် ဒီးအိတ် ကြိကထဲ. ———, *v. i.* to ponder, meditate, ခိတ်ခိတ် တင်ဒီးအိတ်ကြိကထဲ; to be absent in mind, သးလီကတု, သးလီထွန်. ———, *v. t.* to think or meditate on, ခိတ်ခိတ်တင်ထာထံထာထွန်ထွန်.
 Mu-sũ'um, *n.* အလီထာဝှာပင်ဒိတ်ထွန်တင်လီထီထီလီခါ တဖန်အကလုတ်ကလုတ်အိတ်ထီထီထာအပူ.
 Mũsh, *n.* ဘုဒုအကမုတ်ထာအဆည်တင်ဂှိအိဒီးကဲထီထီထီ တကလုတ်.
 Mũsh'room, *n.* the plant, ကု; an upstart, ဝှာ ထာအလီကဝိတဖန်ထည်, သနင်ကဲထီထီဝှာထူးထီ ချာသဒ်ဒီးပင်ကမာထာအသး.
 Mũ'sic, *n.* melody, တင်သိတ်ထည်ဆေးဒီးဒူးတင်, သးဝှိတ်တင်, ဒီးကထဲတင်သိတ်ဒီးနုတ်တဖန်; vocal music, တင် သူဝှိတ်သးဆာတင်, တင်သံကွဲစးပတြာတင်; instrumental, တင်အူဝှိတ်ဒီးအံဒီးနုတ်အကလုတ်ကလုတ်.
 Mũ'sic-al, *a.* pertaining to music, ဆည်ဆေးဒီးသး ဝှိတ်တင်, အကလုတ်သိတ်ဒီးအံဒီးနုတ်ထာအမုတ်ပနာ, ဆည်ဆေး ဒီး အူ တင် ဝှိတ် တင် အကလုတ်ဒီးအံဒီး ဒီးနုတ်အကလုတ်ပနာ; harmonious, melodious, ထာအသးဝှိတ်သံကွဲ တင်ဒီးအကမုတ်ထီထီထီဝဲတဖန်ဒီးတဖန်.
 Mu-sũ'ician (mu-zũsh'an), *n.* ဝှာထာအနာပာတင်အူဝှိတ် ဒီးအာအဝှာအကွဲ ဒီးအံဒီးနုတ်ဒီးအူ တင်, ဝှိတ်တင်, ဒူးတင်, သးဝှိတ်တင်ထွတ်ဝဲ.
 Mũsk, *n.* a perfume, တင်နာမုနာထီတဖန်, ဝှာမာနုတ်ထာ တာထီခါတကလုတ်; a flower, ဒီတကလုတ်.
 Mũsk'-deer, *n.* တင်နာခံပူ, (ကထီး*), တာထီအနာပာတင် အိတ်တကလုတ်, အခါဟုတ်တင်နာမုထာပကီးထာ musk.
 Mũsk'et, *n.* a hand gun, ကျိ သိပ်နး.
 Mũs'ket-er', *n.* သူးဒီထာအညိနှိုင်းမိတ်ကျိတဖန်.
 Mũs'ket-oon', *n.* ကျိစုတ်ကိတ်ဒီးတိတ်ထွန်ကထဲတကလုတ်. See BLUNDERBUSS.
 Mũs'ket-ry, *n.* ကျိ, သိပ်နးဒီးတင်ဒီးနုတ်တဖန်.
 Mũsk'-mẽl'on, *n.* ဒူးစု.
 Mũsk'-rät, *n.* ထွန်မိတကလုတ်, နာဝဲဒ် musk အသး.
 Mũsk'y, *a.* နာဝဲဒ် musk အသး, အိတ်ဒီး musk.
 Mũs'lin, *n.* တင်ကဲညာဘုထာထီအိတ်အကလုတ်ကလုတ်, တ နုတ်ထာအသးဒ်ဝှိတ်ဝဲခါအသး.

ä, ê, i, ö, ü, y, long; ä, ë, î, ð, ù, ÿ, short; câre, fâr, lâst, fâll, whät; thêre, veïl, tẽrm; pïque; dône, fôr,

N.

Nāb, *v. t.* to seize, catch, ဖိတ်ဖူးတော်, ဖြိုဖူးတော်, *Coll.*
 Nā'bob, *n.* a viceroy in India, စီဝေးအခါးအလှူ; one who has enriched himself in India, ဂှိယာအလှူ ထိပ်ဂှိယာအလှူအတီးလောကီအိမ်အလှူအပူ.
 Nā'dir, *n.* ထာဟိန်မိန်ဖြူအိမ်လိလိလိလိလိလိ.
 Nāg, *n.* a pony, ကသုန်မိ.
 Nā'iad (nā'yad), *n.* a water nymph, မိန်ခုပ်ထံ, မိန်ခုပ်ထာအအိန်ထာထံထံ; an aquatic plant, သုန်မိထာထံကျိတကလှ်.
 Nail, *n.* nail of the fingers or toes, a claw, ခုခုပ်ခိန်ခုပ်; nail of iron, နိန်ခဲထေးထေးပခဲ; the 16th part, of a yard, နိန်ထိန်ထာအအိန်ခုခုပ်ခိန်. —, *v. t.* ဂှိယာတော်ထာထေး, မိယာထာထေး.
 Nāive (nā'ev), *a.* ingenuous, တလိတော်ထံ, တပင်ခုသုန်တော်ထာထေးကော်ပူခေပ်ထံ.
 Nā'ive-té (nā'ev-tā), *n.* ingenuousness, တော်တိ, တော်လိတော်ပုတအိန်, သုန်တိထေးလိ.
 Nā'ked, *a.* having no clothes on, nude, အိန်သုန်ဆု, အိန်ထုကော, တကူတသိးထံတော်နိတမံ, အိန်ထဲအထဲ; open, exposed, အိန်ဖြူခိန်ခဲကဲ, တအိန်ဘဲအိန်ထာထာတော်နိတမံထံ, အိန်သုန်ဆု. ဇူ. ၄: ၃၃.; plain, undisguised, ထာအအိန်ဖြူကစီမိ, အခိပညိတအိန်ဘဲအိန်ဘာထံ, mere, simple, ထဲ, ထဲထဲထဲခူ, ထာအတပါထုအထေးမီးတော်နိတမံထံ, bare, bald, ကုခူ, ကုခူခူ, ဖုကုခူ, ခုခူခူ, တခူခူ, ကျိကမိ; — as the head, ကျိခိန်, လှူခိန်, ကျူခိန်, မိန်ဖုကုခူ, as a tree destitute of leaves, သုန်တခူခူ, သုန်ကုခူ.
 Nā'ked-ness, *n.* nudity. See NAKED.
 Nāme, *n.* that by which a person or thing is called, အမံ, အမံအသုန်; character, reputation good or bad, အကစီန်, အတကဲပဝေ, အထာအကမိ; memory, remembrance, အမံ. See ၅မိ. ၂၉: ၂၀. Christian name, အမံထာပူလှိုင်အိ, တနုာ်သါထံထာအမိအပာ်ထံ, ထိထိထာအ surname. See SURNAME. To call names, to revile, ခဲထေးကိန်မံတော်ခဲထေးခူ, ကိးကမန်အမံခဲထေးကမာထိထေး. —, *v. t.* entitle, denominate, style, လှူနုာ်တော်အမံအသုန်; to mention by name, ကိးထိန်တော်အမံ; to specify, ခဲ, ၁မူ. ၁၆: ၃.

Nāme'less, *a.* ထာအမံအသုန်တအိန်ထံ.
 Nāme'ly, *adv.* to wit, viz. နပခဲတော်အထိ, ထာ.
 Nāme'sake, *n.* ဂှိယာအမံအသုန်လိ ဂှိလိအထေး, ဂှိအမံခဲထေးထိ.
 Nan-keen', Nan-kin', *n.* တော်ကဲညှိတကလှ်ထဲထဲထာကိခိန်တမိ, ကဲထိန်ထဲထာထဲထာအဘိခိန်.
 Nāp, *v. i.* to slumber, မံနုာ်တလှိုင်, မံတမိန်မိမိ, မံတတိမိမိ, မံခဲ. —, *n.* a doze, a siesta, တော်မံတလှိုင်, တော်မံတမိန်မိ; the villous substance of woollen cloth, သးကထေးအဆူ.
 Nāpe, *n.* ပကိန်ထူးခဲ.
 Nāph'thā, *n.* petroleum, ထံနုာ်, ခုခုပ်နိန်.
 Nāp'kin, *n.* တော်ခွာ်ထွါစု, စုထွါ.
 Nar-cū'tic, *n.* an opiate, ကသိန်ထာအအုခဲပူ, ကသိန်ထာအအုခဲထိန်ကောတော်ခါခိတော်ခါထေး. —, *a.* See *n.*
 Nārd, *n.* See SPIKENARD.
 Nar'rate, *v. t. p.* to tell, rehearse, ထဲတော်အဂုာ်, ခိန်ထဲတော်အဂုာ်အကျိ, ထဲ, ခိန်ထဲတော်.
 Nar-rā'tion, *n.* the act of narrating, တော်ခိန်ထဲ; that which is narrated, တော်ခိန်ထဲထိန်တော်အဂုာ်ထာအမာတော်အထေးတဖန်.
 Nār'ra-tive, *n.* See NARRATION AND NABBATE. —, *a.* pertaining to narration, ထံဘေးမီးတော်ခိန်ထဲ; relating events, ထာအထဲထံတော်မာအထေးခဲထဲခဲထဲထဲထဲ.
 Nar-rā'tor, *n.* ဂှိယာအခိန်ထဲတော်မာအထေးခဲထဲခဲထဲ.
 Nār'rōw, *a.* not wide, သိန်, တထဲထဲထံ, အိန်ကိန်မိမိ; small, ဆဲး, ဆဲးကိန်မိ, တမိန်ထံ; exact, accurate, ထိတော်ထိထေး; contracted in mind, views, feelings &c. ထာအပိန်, ထာအတော်အဲ, တော်သးကညိတအိန်ထာပူဂဲအထိ, ပိန်ထဲကိထဲ, တော်ကုန်တော်ဆဲးတအိန်, ထာအဆိမိန်ထဲထာအဂိန်ခိန်ထဲ. —, *v. i.* to become narrow, အိန်ထဲထဲ. —, *v. t.* to make narrow, မာအိန်ထဲထဲ; to lessen, မာဆဲးထဲထဲ, မာဆဲးထဲထဲထဲထဲ. —, *n. pl.* narrows, ထံအကိန်ခွာ်ထဲထဲ.
 Nār'rōw-ness, *n.* See NARROW, *a.*
 Nā'sal, *a.* pertaining to the nose, ထံဘေးမီးနုာ်ခွာ် or နုာ်ခွာ်ထဲထဲ; uttered through the nose, ထာအကလှိုင်ထိန်ထာနုာ်ခွာ်ထဲထဲ.

dq, wōlf; fūrl, rūde, push; e. i. o. silent; ḡ as ḡ; ḡh as sh; ḡ as ḡ; ḡ as in ḡet; ḡ as ḡ; ḡ as ḡz; ḡ as in linge. .

Nás'cent, *a.* increasing, ထာအဘူးအကလဲထိုင်တို; beginning, ဘူးအကအိန်ထိုင်တို.
 Nás'ti-ness, *n.* See NASTY.
 Nás'ty, *a.* filthy, nauseous, ထင်စားထင်သိ, လာအလီသားဘင်အာပု; indecent, gross, တပိတထာထင်, တကဆိုထင်.
 Ná'tal, *a.* native, ထင်စားဒီးတင်အိန် ဖွန် ထိုင် နှို တင်; as, our natal place, ပတင်အိန်ဖွန်အလီ.
 Nā'tant, *a.* ထာအထိုင်ဖိထာထံဖိခိန်.
 Nā'tion, *n.* race, people, ပုကလုင်; a people united under the same government, ပုထံဖိကိန်ဖိခိန်ထာတင်ခိန်ထိုင်ပုထင်တင်တင်ပံးစီ အဖိထင်.
 Nā'tion-al (nāsh'un-al), *a.* pertaining to a nation, ထင်စားဒီးပုကလုင်; public, general, common to a nation, ထင်စားဒီးထံဖိကိန်ဖိထာကုသားဒီး.
 Nā'tive, *a.* possessed at birth, ထာအပုင်ဆုင်ထာအဖိအထာပု; produced by nature, ထာကဲထိုင်ဝဲဒ်နုဆာ်အလုင်အထာအထီး; pertaining to one's birth place, ထင်စားဒီးတင်အလီဝဲပအိန်ဖွန်ထိုင်ပု; original, ဒ်အအိန်ဝဲထာအခိန်ထံး. —, *n.* ထံဖိကိန်ဖိ.
 Na-tiv'i-ty, *n.* birth of a person, တင်အိန်ဖွန်; place and time of one's birth, တင်အိန်ဖွန်အလီ, တင်အိန်ဖွန်အဆာအကလီ.
 Nāt'ū-ral, *a.* pertaining to, produced by, or agreeing with nature, ဒ်အအိန်ခင်ဝဲအထီး, ဒ်အနုဆာ်ထဲဝဲအထီး, ဆူလိင်ဖိလိင်အသး ဒ်နုဆာ်အလုင်အထာထဲဝဲအထီး; unaffected, တပင်မာအသး ဒ်အံးဒ်နုဆာ်, ဒ်ခိန်ဒီးအလုင်အထာခင်ဝဲ; illegitimate, ထာအစာသမူဝဲ; as, a natural child, စာသမူဖိ, စာထာဖိ. —, *n.* an idiot, ဣဂ်ထာအနီဂ်ဆံးထံးထံး, တင်ဣဂ်ခင်တင်ထာအအိန်ဖွန် ထိုင် သီထံးထံး.
 Nāt'ū-ral-ist, *n.* ပုထာအကွဲစားမာလီထိုင်နုင်အသးထာတင်ထင်စားဒီးလီခိန်ခိန်အလုင်အကျိဒ်အံးဒ်နု.
 Nāt'ū-ral-ize, *v. t.* to invest an alien with the privileges of a native subject, ဒုကဲထိုင်ပုဒ်ပုထံဖိကိန်ဖိအထီး; to familiarize, မာထိုင်နုင်အသးထာတင်အံးထာနု.
 Nāt'ure (nāt'yur), *n.* visible things collectively, the creation, တင်ဝဲထာဒ်ထာအအိန်ဖွန်ထာလီခိန်

ဥာအံး; the sum of the powers producing existing things personified, တင်အဖိအကမိထာအဒုကဲထိုင်လီခိန်ထိုင်တင်သုတင်ထင် ထဲ အံးထဲနု; constitution, original make, တင်အဖိအကမိထာအလုင်အထာထာအအိန်ပင်စာဝဲထာအခိန်ထံးထံးထံး; qualities, attributes collectively, သးဖိအကမိထာအလုင်အထာ; the regular course of things, တင်ထာအထိုင်နုင်မာအသးဒ်အံးဒ်နု; sort, kind, အကလုင်.—Good nature, natural good temper, သုင် ဝု သးထင်.—Ill nature, natural bad temper, သးအနု, သုင်တဝုသးတထင်.
 Naught (nawt), *a.* worthless, valueless, ထာအတမုင်ထင်တင်နီတပံး, အဘျူးတ အိန်, တ မိင် တ သိုင်တင်နီတပံး.—, *n.* nothing, တင်တအိန်, တင်ကလီကလီ, တင်တမိင်တသိုင်တင်နီ တ ပံး ထင်. See ထး. ဝ: ၈.
 Naught'i-ness, *n.* See NAUGHTY.
 Naught'y, *a.* mischievous, perverse, အာ, တဝုထင်, နာ်ကုင်; as, you are a very naughty boy, နမုဒ်သင်မိင်ရွါထာအနာ်ကုင်မးတဝု; bad, အာ. See ထး. ၂၄: ၂. obs.
 Nau'se-á (nau'she-á), *n.* qualm, sickness, loathing, သးကထဲ, သးကနာ်, သးပကွင်, တင်ခိန်ထီးပသး.
 Nau'se-ate (nau'she-át), *v. i.* to be disposed to vomit, ထီးကထဲဒ်ဆီးထိုင်ပသး, မိင်ထီးပသး. —, *v. t.* to cause to loathe, ဒုသးကထဲ, လီသးထင်အာအီ.
 Nau'se-oüs (nau'shus), *a.* loathsome, disgusting, ထာအမာထီးပု, ထာအလီသးထင်အာပု.
 Nau'se-oüs-ness, *n.* See NAUSEOUS.
 Nau'ti-cal, *a.* pertaining to navigation, ထင်စားဒီးကဘိထာပိန် ထင် ပု; pertaining to seamen, ထင်စားဒီးပုကဘိဖိ.
 Nau'ti-lüs, *n.* မျိုင်ပိန်ထင်တကလုင်အိန်ဒီးအဖိအထင်.
 Nä'val, *a.* pertaining to ships, or to the navy, ထင်စားဒီးကဘိတစင်, လီဆီခင်တင်ထင်စားဒီးကဘိဒုသးတစင်.
 Näve, *n.*—of a wheel, ထွင်နာ်ခိန်အလီ, လုင်ခဲထင်အခါသးမဲထိုင်ဝဲတထီးနု; —of a church, သုင်ထိုင်အခါသး, သမိုင်အခါသး, ဒ်ပစံးတင်အထီးစားဖးဒ်ထာသမိုင်ပုအိန်ဒီးစားအကထာထာကပံးခိ.

ä, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ŏ, ů, ŷ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fòr,

Nēc'tar-y, *n. Bot.* the honey-glands, ဖိအစိ,ဖိအစိအိတ်အလိတ်.

Need, *v. t.* to be in want of, to require, အလိတ်အိတ်,အသူအိတ်.—, *n.* want, တာ်အလိတ်အိတ်, တာ်အသူအိတ်; poverty, indigence, တာ်ဖြိတ်တာ်နး.

Need'ful, *a.* needy, အလိတ်အိတ်လၢကသူဝဲဒ်အံၤဒ်န့ၤအစိ, requisite, necessary, လၢပုၤတၢ်န့ၤ. See လူၤ. ၁၀: ၅.

Nee'dle, *n.*—for sewing, ထးဆးတာ်အစိ; the needle of a mariner's compass, ဒိလ့ၢ်အစု.

Nee'dle-ful, *n. pl.* Nee'dle-fuls, လုၢ်တက့ၢ်လၢပတုၢ်တိတ်ထးမံၢ်ခဲတဘျီအစိ.

Need'less, *a.* unnecessary, လၢပသုၤဒိၤအလိတ်တအိတ်တၢ်, တစိတ်တၢ်လၢပစိတ်တၢ်, having no need, န့ၢ်တာ်အလိတ်တအိတ်န့ၢ်တမံၤတၢ်.

Needs, *adv.* necessarily, သပုၢ်တာ်, ဃါပနး; as, he must needs work if he would be strong, အဝဲပုၢ်တၢ်အသးလၢအစိၢ်ဆူၢ်ဘိဆူၢ်ဒိးတၢ်မၤတၢ်ဃါမနးလိၤ.

Need'y, *a.* poor, indigent, ဖြိတ်,အဖြိတ်အလၢ.

Ne-fá'ri-ous, *a.* impious, abominable, လၢအစၢၤဝဲဒ်ဝဲဒ်ဒိတ်ဒိတ်ကလဲၣ်.

Ne-gá'tion, *n.* denial, တာ်သမၤတၢ်,တာ်ကတိၤဘျီတာ်ဒ်အံၤဒ်န့ၢ်,တာ်ဂ့ၢ်လိတ်တာ်.

Něg'a-tive, *a.* denying, လၢအသမၤတၢ်,ဒ်ပစံးတာ်အသိး,လၢအစံး,တဖုၢ်တၢ်. —, *n.* a proposition or a word that denies, တာ်သမၤတၢ်, တာ်စံး,တဖုၢ်တၢ်, the right of preventing an enactment, တာ်န့ၢ်တၢ်အခွဲးလၢအကကြိဆၢတာ်စိတ်ညိတ်တဖုၢ်; an opposite, တာ်ထီၣ်ဒါတးဒိၤလိတ်အသး. —, *v. t.* to disprove, to prove untrue, တဟ့ၢ်အခွဲး,တဟ့ၢ်တၢ်,မၤဈၢၢ်ထီၣ်တာ်လၢအတလိၤအတတဃါလိတ်အသးတဖုၢ်; to reject an enactment, သမၤကွၢ်တာ်မၤလိတ်တမံၤ.

Neg-lěct', *v. t.* to leave undone, ပၢ်တုၢ်ကွၢ်တာ်, သးပုၤန့ၢ်ကွၢ်တာ်လၢအတပလိတ်တၢ်အသးအဃိ; to slight, not to notice, တပၢ်ကဲတာ်တၢ်.—, *n.* See NEGLIGENCE.

Neg-lěct'ful, *a.* apt to omit what ought to be done, ညိန့ၢ်စူးကွၢ်တာ်, တမၤဝဲဒ်အကြးမၤဝဲဒ်အသးန့ၢ်တၢ်; apt to slight, ညိန့ၢ်တပၢ်ကဲတာ်တၢ်;

heedless, inattentive, အိတ်ဒိးအလုၢ်အလုၢ်လၢအတပလိတ်အသးတၢ်,ညိန့ၢ်သးပုၤန့ၢ်ကွၢ်တာ်.

Něg'li-gence, *n.* habitual omission of what ought to be done, အလုၢ်အလုၢ်လၢအသးပုၤန့ၢ်ကွၢ်, လၢအပၢ်ကတိၢ်တာ်လၢအကြးမၤဝဲဒ်; carelessness, တပလိတ်အသးတၢ်.

Něg'li-gent, *a.* careless, neglectful, ညိန့ၢ်သးပုၤန့ၢ်ကွၢ်တာ်,ညိန့ၢ်ပၢ်ကတိၢ်တာ်လၢအကြးမၤဝဲဒ်န့ၢ်.

Ne-go'ti-a-ble (gō'shi), See NEGOTIATE.

Ne-go'ti-ate, *v. i.* to treat, to traffic, ကၢ်ကိတ်လိတ်အသးဒ်သိးအကမၤကဲထီၣ်တာ်ဒ်အံၤဒ်န့ၢ်.—, *v. t.* to manage, transact, ဆွၢ်တာ်မၤတမံၤမံၤ; to transfer for a price, ဆါကွၢ်.

Ne-gō-ti-ā'tion, *n.* See NEGOTIATE.

Ne-gō'ti-ā-tor, *n.* ပုၤလၢအကူၢ်ထီၣ်ဒိးလိၤတာ်ဒိးမၤဝဲဒ်တာ်လၢအံၤဒ်အတၢ်စၢၤတဂၤ.

Ně'gress, *n.* a female negro, See NEGRO.

Ně'gro, *n.* ပုၤအၢ်မြိကၤဒိၤလၢအသူ,အခိတ်သူတကံ,ဒိးအခါဒုထံၣ်ဝဲ.

Neigh (Nā), *v. i.* to whinny, as a horse, ကယဲး, ကဟံၣ်ကယဲး. —, *n.* တာ်ကယဲး.

Neigh'-bor (nā'būr), *n.* a person who lives near one, ပုၤလၢအအိတ်ဘူးဒိးပုၤ; one entitled to, or shewing kindness, hence, all men, ပုၤလၢပစၢၤ, See လူၤ. ၁၀: ၁၆.

Neigh'-bor-hood, *n.* a place near, vicinity, တာ်အလိတ်လၢအဘူးအတံၢ်ဝဲ; state of being near each other, အလိတ်မဲအအိတ်ဘူးအိတ်တာ်လိတ်အသး; the inhabitants who live in the vicinity of each other, ပုၤထံၣ်ကိတ်ဒိၤလၢအအိတ်ဘူးအိတ်တာ်လိတ်အသး.

Neigh'-bor-ly, *a.* social, friendly, လၢအကဲထီၣ်ဒိတာ်ဒိသကိးလိတ်အသး.

Nei'ther (nē'ther,) *conj.* not either,—(thing) တၢ်ဘးဒိးတာ်ခံၤန့ၢ်တဖုၢ်နိတမံၤ; —(person) တဖုၢ်နိတဂၤ; as, which road shall I take? neither, လတၢ်လဲၤကျဲးလၢထံၣ်ဘိဘိထံၣ်, လဲၤနိတဘိတဂၤ; which of these two knives is yours? neither of these two knives is mine, ဒိခဲဘုၣ်အံၤပုၤဒိၤလၢလဲၣ်ဘုၣ်ဘုၣ်ထံၣ်? တဖုၢ်ယဒိနိတဘုၣ်တၢ်; neither of these two children or mine, ဒိသုၣ်ခဲဂုၤအံၤတဖုၢ်ယဒိတၢ်န့ၢ်တဂၤတၢ်.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fall, whæt; thēre, veīl, tērm; pīque; dōne, fōr,

Ne-öl'o-gist, *n.* ပုလဲအဆွေအနွှင်တၢ်သိၣ်တၢ်သီအသီထၢ
အတမူလိၣ်ဖိးလိၣ်တၢ်လၢလိၣ်စီဆံၣ်တၢ်.

Ne-öl'o-gy, *n.* the introduction of new words,
တၢ်ဆွဲအနွှင်တၢ်ကတိၤအသီ; of new doctrines,
တၢ်ဆွဲအနွှင်တၢ်သိၣ်တၢ်သီအသီတဖၣ်.

Nē'o-phŷte, *n.* a new convert, ပုလဲကတၢ်သီအပျံၣ်
အသိၣ်ထၢအန့ၢ် တပၢ်တၢ်သိၣ်တၢ်သီအသီအဖိးတၢ်;
a novice. See NOVICE.

Nēph'ew (nef'yū or nev'ū), *n.* the son of a bro-
ther or sister, ဖိဒိၣ်ခွဲ.

Ne-phrit'ic, *a.* pertaining to the kidneys, တၢ်
ဆးဖိးပကလုၢ်; subject to the gravel or
stone, အိၣ်ဖိးဘၢဆါဆံၣ်သံထၢလၢကၢ်အိၣ်ထီၣ်အဆိ;
curative of the gravel or stone, ထၢအမၤ
ကျဲကတၢ်ဆံၣ်သံသ့. —, *n.* ကသိၣ်ထၢအမၤ
ကျဲကတၢ်ကလုၢ်အတၢ်ဆါ.

Nēp'o-tism, *n.* တၢ်အိၣ်ဖိးအဖိးဒိၣ်ဖိးအဘျးအတၢ်တဖၣ်
ဒိၣ်ကဲၣ်ဆိး ဖိးယုၣ်လီၤ အလီၤသၢအခါအဘျးအတၢ်အ
ဆိ.

Nērv'e, *n.* (နၢၤ) နၢၤသီ, an organ of sensation
and motion, အိၣ်နမ့ၢ် အအိၣ်တၢ်ဘၢဆးဖိးစ့ၣ်စ့
ရှၢၣ် (sensation) ဖိးတၢ်ဟူၤတၢ်ဝဲၤအမံၤ, ကဲထီၣ်ဝဲ
လၢပမိၣ်နွံၣ်ဖိးစ့ၣ် (spine) အပျံၣ်လီၤ; courage,
firmness of mind, သးခူတလုၢ်အဂၢၢ်အကျၢၤ,
သးဆူၣ်. —, *v. t.* to give strength to, မၤ
ဆူၣ်ထီၣ်တၢ်အဂၢၢ်အဆါ.

Nērv'ous, *a.* pertaining to the nerves, တၢ်ဘၢ
ဖိးပနၢၤ; having weak or diseased nerves,
အိၣ်ဖိးပနၢၤဆါအံၤလိၣ်န့ၢ်; strong, vigorous,
ဆူၣ်, ဝံၢ်ဆူၣ်ထါဆူၣ်, ဝံၢ်သလီၣ်ဆူၣ်မး.

Nērv'ous-ness, *n.* See NERVOUS.

Nērv'y, *a.* vigorous, strong, အိၣ်ဖိးအဂၢၢ်ဆူၣ်ထါ
ဆူၣ်.

Nēs'cience (nesh'ens), *n.* ignorance, တၢ်သ့ၣ်ညါ
တအိၣ်.

Nēst, *n.* a place where birds or other irra-
tional animals are produced, တၢ်သ့ၣ်; a
number of boxes, baskets and the like
inserted in each other, as, a nest of
boxes, တသီဝုၤ, အဲးဒိၣ်ဝုၤ, အဆိး အိၣ်ဒိၣ်ကထၢ,
ဖိးအသးထၢအိၣ်တက့ၢ်အပူၤ တဖျၢၣ်တၢ်တဖျၢၣ်.
—, *v. i.* to occupy a nest, အိၣ်ထၢတၢ်
အသ့ၣ်.

Nēst'-egg, *n.* တၢ်ဒိၣ်တဖျၢၣ်လၢပဝ်လၢတၢ်အသ့ၣ်ပူၤသိး
အမိၢ်ပုၤအသ့တဖၣ်ကွံၣ်တဝုၤအဂီၢ်, လၢန့ၣ်အမဲၣ်ညါ
ပုၤပဝ်ဝုၤဝုၤတၢ်အဂၢၤဝုၤဝုၤသိးအသ့တဖၣ်ကွံၣ်တ
ဝုၤဖိးပဒိၣ်လီၤလၢ nest-egg စ့ၢ်ကီးလီၤ.

Nēst'le, *v. i.* to settle, harbor, ဖိးယုၣ်အသး. —,
v. t. to shelter, comfort, ဖိးယုၣ်, မၤပုၤတၢ်.

Nēst'ling, *n.* ထီၣ်ဖိးဖိးထၢအဖးထီၣ်သီ.

Nēt, *n.* a casting net, ပုၣ်, ပုၣ်ဖိးစၢၤဖိး; a snare.
See SNARE. —, *a.* remaining after all
expenses are paid, ထၢအအိၣ်လီၤထဲၣ်ခိးဝဲထၢ
ပဆါတၢ်ပုၤတၢ်ဝဲၤအလီၤခိးန့ၣ်ပုၤအံၤပုၤ န့ၢ်. —,
v. t. to produce clear profit, န့ၢ်ထီၣ်ကတၢ်
အဖျးထၢ ဆါ တၢ်ပုၤတၢ်ဝဲၤ အလီၤခိးပုၤ အံၤပုၤ န့ၢ်.
—, *n.* to make into a net, ဆးပုၣ်.

Nēth'er, *a.* ထၢအအိၣ်လၢတၢ်ဂၢၤအဖိးလိၣ်.

Nēth'er-mōst, *a.* ထၢအအိၣ်ကတၢ်, ထၢတၢ်အဂၢၤဝဲထၢ
အဖိးလိၣ်.

Nēt'ting, *n.* net work, ပုၣ်ဖိးစၢၤဖိးအမဲၣ်သၢပုၤ
ဆးန့ၣ်ဝဲတၢ်အဖိးစ့ၢ်.

Nēt'tle, *n.* the plant, ထးဆါ. —, *v. t.* to fret,
to vex, မၤဆူၣ်, မၤဆူၣ်ဒိၣ်ဒိၣ်.

Nēt'-work, *n.* See NETTING.

Neū-rāl'gia, *n.* တၢ်ဆါန့း တ က လုၣ် တၢ်ဘၢ
တဖၣ်.

Neüter, *a.* Gram. of neither gender, ထၢအစ့ၣ်
ခါတအိၣ်တၢ်; neutral, of neither party, ထၢ
အသးခိးလိၣ်ခိးသိးသိး. —, *n.* တၢ်ထၢအစ့ၣ်
ခါတအိၣ်တၢ်; an animal of neither sex,
တၢ်ဖိးစၢၤထၢအတဖျၢၣ်တၢ်အမိၢ်အကလုၢ်, တဖျၢၣ်တၢ်အ
ဖါအကလုၢ်တၢ်; a person who neither
takes sides for nor against, ပုၤထၢသးခိးခိး
သိးသိး, တမၤစၢၤတၢ်, တထီၣ်တၢ်တၢ်ဒိၣ်တၢ်ဒိၣ်.

Neū'tral, *n.* See NEUTER, *n.* last def. —, *a.*
from same.

Neū-trāl'i-ty, *n.* တၢ်တအိၣ်တၢ်တၢ်တၢ်. သးအိၣ်ခိး
လိၣ်ခိးသိးသိး.

Neū'tral-i-zā'tion, *n.* See NEUTRALIZE.

Neū'tral-ize, *v. t.* to destroy the peculiar pro-
perties of substances by combining them,
မၤတဖျၢၣ်တၢ်အလုၢ်အထၢလၢအပဝ်ဖျၢၣ်ဆူၣ်တၢ်အဆိ;
to render inert or inefficient, မၤလီၤစၢၤတၢ်
အဂၢၢ်အဆါ.

do, wōlf; fūrl, rŷde, pŷsh; e.i.o. silent; ç as s; çh as sh; ĝ as ğ; ġ as in ġet; ŷ as z; x as gz; n as in linge: .

Něv'er, *adv.* not ever, နိတခိင်, နိတဘျိ, နိတစု; not, တ—တင်. See ဝေ၂၇၃၁၄.

Něv'er-the-lěss', *adv.* notwithstanding, မှန်သကဲ့, မှန်သကဲ့မရှိနိုင်မိး.

New (nū), *a.* not old, သီ, modern, fresh, တလိာ်ထီၤခိးတင်, not familiar, unacquainted with, တညီညွှန်ခိးတင်, တမာလိညီညွှန်ခိးသးထာတၢ်ခိးအံၤခိးခိးတင်, တန့ၢ်ပၢၢ်ထီၣ်တၢ်ခိးတင်.

New'-bōrn, *a.* အိၣ်ဖျၢၣ်သီ.

New'-com'er, *n.* ယဲသီ, ယဲခိကိၣ်ခိး.

New-fán'gled, *a.* fond of change, ထာအခဲၣ်ခိးမာတၢ်ဖဲအသီခါခိး; new made, ထာအကဲထီၣ်သီ.

New-fásh'ioned, *a.* ထာအမာအသးခိးတၢ်အထွာ်အထွာ်အသီယဲဝဲအသိး.

New'-moon, *n.* လါသီ, လါကျိး.

New'ness, *n.* See NEW.

News, *n.* tidings, intelligence, တၢ်အကစီၣ်, တၢ်ပရၢပစၢၢ်.

New's'boy, *n.* ဖိသၣ်ပိၣ်ခွါဆွါထီၣ်ပရၢပစၢၢ်.

News'pā-per, *n.* ထီၣ်ပရၢပစၢၢ်, ထီၣ်ပရၢ.

Newt, *n.* an eft, a small lizard, ပျီၣ်ခိး.

New'-yēar, *n.* နံၣ်အသီ, နံၣ်ဆဲးအဆၢ, နံၣ်ကျိး. —, *a.* ထၣ်ဆဲးခိးနံၣ်အသီ.

New'-yēar's-dāy, *n.* ယၣ်အါရံၤတၢ်သီတသီ.

Něxt, *a.* adjoining, ထာအအိၣ်ဘူးလိာ်အသး, အိၣ်သယဲလိာ်အသး; nearest, ဘူးကတၢၢ်.

Nib, *n.* nib of a bird, နိး; the point of a thing, အခိၣ်စူ, တၢ်အဖိးခါ, အထိးန့ၢ်. —, *v. t.* to furnish with a nib, မးအခိၣ်စူ; cut off the point, as, to nib a pen, ခိၣ်ထဲၣ်ထီၣ်ခိးအခိၣ်စူ.

Nib'bed, *a.* အိၣ်ခိးအခိၣ်စူ.

Nib'ble, *v. t.* to bite in small bits, အုၣ်ဆုတၢ်, အုၣ်တၢ်ဆိးကိၣ်ဆိးကိၣ်ခိး; to bite, as a fish the bait, အုၣ်ဆုတၢ်ကတူၢ်ကတူၢ်; to carp at, သမာတၢ်ကြိကြိ. —, *n.* a little bite, တၢ်အုၣ်တၢ်ဆိးကိၣ်.

Niçe, *a.* savory, ဝံၣ်သိဝံၣ်ဘဲး; fine, ကဆုၣ်; delicate, ဓာ်ကဝုၣ်; tender, not firm, တကိးတင်, ကဝုၣ်ဝဲ; accurate, ဖိးလိာ်ဂုၤမး; exact in dress or manners, သိၣ်ညွှန်ကတိးအသးဂုၤမး, မးမးအသးကယဲကယဲလိာ်; rather handsome in dress or manners, မးအသးကဆွဲကဆွဲ, ကယဲကယဲ, သရဲၣ်တၢ်; good and pleasing, agreeable, gra-

tifying in a general sense, ဂုၤဝဲတင်ဝဲ, ထာအတင်ဝဲသး; accurately discriminating, အိၣ်ခိးတၢ်လိာ်တၢ်လိာ် ဆဲး ထာအတၢ်ကုၣ်အိၣ်ဝဲအဆိး; requiring close scrutiny, သုၣ်ညါတင်ဝဲသ့ထာအနီၤခိးဝဲၣ်အဆိး; scrupulously cautious, ညီညွှန်အိၣ်ခိးတၢ်ပလိာ်အသးဂုၤဂုၤသ့ဝဲခိး; extremely dainty, ထာအရွှေအိၣ်အဆၣ်ခိးအံၤခိးခိး.

Niçe'ness, Niçety, *n.* See NICE.

Niche, *n.* a cavity, a recess, တၢ်ပူၤထာတၢ်အကပၤခိးသိးပူၤကပၤတၢ်အံၤတၢ်န့ၢ်အဂီၢ်.

Nick, *n.* a notch, တၢ်ကူးပနီၣ်, တၢ်သ့ၣ်ပတီၢ်တၢ်; nick of time, အခါတင်, အခါတင်ပူး. —, *v. t.* to cut in nicks, to notch, ကူးပနီၣ်တၢ်, သ့ၣ်ပနီၣ်တၢ်; to nick a horse, ဘျီကူးကသ့ၣ်အမဲၣ်ခိးသိးခိးအကဘိးထီၣ်ဝဲ.

Nick-nāme, *n.* ဝံၤထာပူၤကိးဝဲခိးသိးကမာလိပူၤသး, ကမာဝဲၣ်သ့ၣ်ပူၤအဂီၢ်, မ့တမ့ၢ်တင်ခိးသိးပူၤကန့ၢ်ထၣ်ပူၤအဂီၢ်. —, *v. t.* ကိးန့ၢ်ပူၤအဝံၤသိးသိးကမာလိပူၤအသး, ကမာဝဲၣ်သ့ၣ်ပူၤအဂီၢ်.

Niçe, *n.* the daughter of a brother or sister, ဖိခိၣ်စူ.

Nig'gard, *a.* miserly, ထာအဟ့ၣ်တၢ်ကိ, ပံၣ်, ကိ. —, *n.* a miser, ပုၤပံၣ်, ပုၤပံၣ်ပုၤကိ,

Nig'gard-ly, *a.* See NIGGARD, *a.*

Nig'gard-li-ness, *n.* parsimony, stinginess, တၢ်ပံၣ်တၢ်ကိ, တၢ်ဟ့ၣ်တၢ်ကတညီတင်.

Nigh, *a.* near, ဘူး, တယံၤတင်. —, *adv.* ဘူးဘူးတၢ်တၢ်ခိး.

Night (nit), *n.* ခုၢ်န့ၢ်, ခုၢ်န့ၢ်ခိး; to go at night, ထဲၤခိးထဲၤန့ၢ်တၢ်, ထဲၤတၢ်ထာခုၢ်န့ၢ်ခိး. —, (with to) *adv.* in this night, တန့ၢ်အံၤ, ဝဲမန့ၢ်.

Night'-cāp, *n.* မိၣ်ဖျိၣ်ခုၢ်န့ၢ်.

Night'-dress, *n.* ဆုခုၢ်န့ၢ်, တၢ်ကူတၢ်သိးထာခုၢ်န့ၢ်အဂီၢ်.

Night'-fall, *n.* evening, မုၢ်လါခိး, ခုၢ်ခိးလိာ်.

Night'-gown, *n.* အိကံၣ်ခုၢ်န့ၢ်, ဆုကမုၢ်ခုၢ်န့ၢ်.

Night'in-gāle, *n.* ထီၣ်တကလုၣ်ထာအညီညွှန်ပူၤထာခုၢ်န့ၢ်ခိး, ထာထီၣ်ဝဲထာအကျိၤပူၤဝဲအစုၣ်လိာ်တၢ်.

Night'ly, *a.* done every night, ထာအမးအသးတန့ၢ်တန့ၢ်တန့ၢ်တန့ၢ်. —, *adv.* by night, ထာခုၢ်န့ၢ်ခိး; every night, ကိးခုၢ်န့ၢ်ခိး.

Night'māre, *n.* ခါထီပူၤ, ခါထီကိၣ်.

ä, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ö, ů, ȳ, short; cāre, fār, lāst, fāll, whāt; thēre, vĕil, tĕrm; pīque; dōne, fōr,

Nög, *n.* a wooden pin, သွပ်ဖိတဘိ. a noggin,
See NOGGIN.
Nög'g'in, *n.* ထံခွေးမာသေသွပ်.
Noise, *n.* sound, တာ်သိပ်တာ်သဲ; clamor, ကလင်
ထိပ်,တာ်ကလင်ခဲးစီး; much public talk, တာ်
ဒူးဟူထိပ်သါလီတာ်ခဲးစီးနူ. —, *v. t.* to
disturb with noise, သဲ,မာသိပ်မာသဲတာ်ခဲးစီး
နူ; as, don't make a noise, သဲတဂ့,မာသိပ်
မာသဲတာ်တဂ့; to spread by rumor or re-
port, မာဟူထိပ်သါလီတာ်.
Noise'less, *a.* silent, သိပ်ကလင်,မိကလင်,တသိပ်ဘ
သဲတဂ့,တာ်သိပ်တခိပ်.
Noise'i-ness', *n.* clamorousness, noise, တာ်သိပ်
တာ်သဲ.
Noi'some, *a.* noxious to health, လာအဒူးကဲထိပ်
နူတာ်ဆူးတာ်ဆါ, as, noisome vapors, တာ်သဝံ
သဝါလာအဒူးကဲ ထိပ် နူတာ်ဆူး တာ်ဆါ; disgust-
ing, သးဘဉ်အာတာ်.
Noi'some-ness, *n.* See NOISOME, *a.*
Nois'y, *a.* clamorous, turbulent, လာအသိပ်တာ်သဲ
တာ်ခိပ်ခိပ်.
No'lens vò'lens, *adv. Lat.* သးခိပ်ခိပ်ဂ့,သးတခိပ်
ခိပ်ဂ့.
Nò'mad, *n.* ပှလောအတမာခိပ်ခိပ်ဂ့,မုာ်ထဲလာအ
ကွာ်ထိ, ခဲးထဲးထဲးဒီးကွာ်ခိပ်ခိပ်ဂ့, ဒီးတးဂ့,မုာ်
တာ်ခိပ်တာ်ခိပ်လီ.
No-mäd'ic, *a.* ဘဉ်စားဒီးတာ်ဆူးနူဆဉ်ဖိကိပ်ခိပ်ဆဉ်
လီခဲးကွဲးအကနူတာ်ခိပ်တာ်ခိပ်အဂီ.
Nòm'bles, *n.* umbles, တာ်လှာ်တာ်လီအပွင်.
Nòm'in-al, *a.* pertaining to names, ဘဉ်စားဒီး
တာ်ခဲးစီးအသဉ်; existing in name only, လာ
အပွာ်ထဲတာ်လှာ်နူတာ်ခဲးစီး; as, a nominal
difference, အတာ်လီထီပွာ်ထဲလာအခဲးစီး.
Nòm'in-al-ly, *adv.* ပွာ်ထဲလာအခဲးစီး.
Nòm'in-àte, *v. t.* to mention by name, ကိးနူပှလော
ခဲးစီး; to name, လှာ်နူအခဲးစီး; to designate for
some situation, မုာ်ထဲလာအခဲးစီးကနူအလီခဲးကွဲး
ခဲးစီးနူအဂီ.
Nòm-in-à'tion, *n.* တာ်ဆူးလာပင်လီနူတာ်ခဲးစီးအကွဲး.
Nòm'in-a-tive, *n. Gram.* nominative case, ကွင်
ပာတာ်.—, *a.* ဘဉ်စားဒီးကွင်ပာတာ်; naming,
လာအဟ့ဉ်အခဲးစီး.

Nòm'in-à-tor, *n.* ပှတဂ့လာအကိးနူပှလော အခဲးစီး
သဉ်ခဲးစီးနူ. See NOMINATE.
Nòm-in-ee', *n.* ပှလာအဒီးဘဉ်တာ်ဆူးလာကိးနူအခဲး
စီးအသဉ်.
Nòn, *pref.* in composition, တမုာ်ဘဉ်တာ်ခဲးစီးနူ.
Nòn'age, *n.* minority, အဆာအကတီလာပှလောအခိပ်ခိပ်
လာအခိပ်ခိပ်တာ်သိပ်တာ်သီအဖိလင်ခိပ်.
Nòn'a-gè-ná'ri-an, *n.* ပှလောနူခိပ်ခိပ်ခိပ်ခိပ်.
Nòn'a-güñ, *n.* တာ်ခိပ်ခိပ်ခိပ်ခိပ်ခိပ်ခိပ်ခိပ် ခိပ်
နူခိပ်ခိပ်ခိပ်ခိပ်.
Nòn-ap-pear'ançe, *n.* မုာ်နူမုာ်သီလာအကြားယဲတဂ့
နူတယဲတဂ့.
Nòn-at-tènd'ançe, *n.* တာ်လီဘဉ်ပှလောအကြားခိပ်
ဝဲးစီးဝဲးစီးနူဘဉ်ဆဉ်တယဲအိပ်ဝဲးစီး.
Nönce, *n.* အဆာအကတီခဲးစီး; for the nonce, လာ
အဆာအကတီခဲးစီးအဂီ.
Nòn'cha-lançe', *n.* indifference, carelessness,
တာ်တပင်ကဲစီးဘဉ်,တာ်တပင်လီအသးဘဉ်.
Nòn'cha-lant, *a.* indifferent, careless, လာအပင်
ခိပ်ခိပ်ခိပ်ခိပ်ဘဉ်, အသးတဂ့လာအဂ့ဘဉ်.
Nòn-com-pli'ançe, *n.* တာ်တထူင်လီအသးဘဉ်,သမာဝဲ.
Nòn-cöm'pos mèn'tis, *a. Lat.* not of sound
mind, လာအသုင်တဆးသးတဆးဘဉ်. —, *n.*
an idiot, a lunatic, ပှမာလီမာဒီးတာ်တသ့, နူ
တပာ်ဘဉ်တာ်နီတပံးတဂ့.
Nòn-con-duct'or, *n.* တာ်လာအတဆာဘဉ်တာ်ဆူးလီခဲး
ဂ့အဂ့ဘဉ်.
Nòn-con-fòrm'ist, *n.* ပှလာအတထူင်လီခိပ်ခိပ်ဘဉ်ပ
ခိပ်ပပှလောအခိပ်ခိပ်ဘဉ်တာ်ဘဉ်တာ်ဆါအလှာ်အထာ်နူဘဉ်.
Nòn-com-fòrm'i-ty, *n.* တာ်တထူင်လီဘဉ်ပခိပ်ပပှလော
တာ်ခိပ်ခိပ်ဘဉ်လာအတဆာဘဉ်စားဒီးတာ်ဘဉ်တာ်ဆါအလှာ်
အထာ်နူဘဉ်.
Nòn-con-tà'gious, *a.* လာအတတဉ်ခဲးစီးဘဉ်ပှလောဘဉ်,
လာအတတဉ်ခိပ်ပှလောဘဉ်.
Nòn'de-script, *a.* လာအတတဉ်တာ် တဲဖျါထီခိပ် ခိပ်
အဂီဘဉ်.
None, *a.* not one, တခိပ်ဘဉ်နီတခဲးစီးတဂ့; “There
is none that doeth good no not one,”
ပှမာတာ်ဂ့တခိပ်ဘဉ်,ထဲတဂ့တခိပ်ဘဉ်, not
any, မိမုာ်ထဲလာအခိပ်ဘဉ်.
Non-èn'ti-ty, *n.* non-existence, တာ်တခိပ်ဘဉ်နီတ
ခဲးစီး,တာ်တကဲထီခိပ်ခိပ်ဘဉ်နီတခဲးစီး.
Nòn-es-sèñ'tial, *n.* တာ်နူခိပ်ခိပ်ဘဉ်ဘဉ်သန့ က့ တာ်

ä, ê, î, ò, ù, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre, fär, låst, fäll, whæt; thère, veil, tèrm; pique; döne, fòr,

အိပ်ထိပ်သွ, ကဲထိပ်သွ, တာ်ထာ်အသွတဒိပ်, တာ်ထာ်အ
 ဘျးတမ့ၢ်အဒိပ်ကတၢ်ဘၣ်.
 Nöne-süch, *n.* anequaled, ပှကညိမ့ၢ်ဝှ, တာ်အဝှအ
 ဝှမ့ၢ်ဝှ သာပထိပ်သကြိ အိးဒီးတာ်အဝှတသ့ဘၣ်,
 အဒိတအိပ်ဘၣ်.
 Nön-ex-ist'enge, *n.* absence of existence, တာ်တ
 အိပ်ဘၣ် နိတမံး ဘၣ်, တာ်တကဲထိပ် ထိပ် ထိပ် နိတမံး
 ဘၣ်.
 Nön-im-por-ti'tion, *n.* တာ်တယဲမိတ်တာ်ဖိတာ်ထံး, တာ်
 ပနိတ်တာ်ကထာ်ထံးဂၢ်ဂၢ်တၢ်.
 Nön-jür'ing, *a.* ထာ်အတဆိပ်ထီၤအသးထာ်အကဒိကနိ
 အပဒိပ်မိပၤအကထုၢ်ဘၣ်.
 Nön-jü'ror, *n.* ပှထာ်အတဆိပ်ထီၤအသးထာ်အပဒိပ်ပ
 ပှအကထုၢ်တာ်မၤထီၤအဆိဘၣ်, သမာဝဲဒၣ်.
 Nön-pa-rëil', *a.* of unequaled excellence, in-
 comparable, ထာ်အဒိတအိပ်ဘၣ်, ထာ်အဝှထီၤ
 ဆိဒ်တာ်, သာပထိပ်သကြိ အိးတသ့ဘၣ်. —, *n.*
 a small kind of printing type, ဘၣ်ဘးဒီး
 ထံးမံး နှာ်ထာ်အဖြဲကဒိတကထုၢ်; a peerless
 thing or person. See *a.*
 Nön-päy'ment, *n.* တာ်တထီၤတုၢ်ကုၤအဒိကမာ်ဘၣ်.
 Nön'plus, *v. t.* to puzzle, to confound, ကြိဘၣ်
 ပှဂၢ်အတၢ်ကၢ်ကိပ်မၤတၢ် အ ကျဲ, မၤက အိ က အိပ်
 ပှ. —, *n.* embarrassment, puzzle, တာ်
 ကြိဘၣ်ပှဂၢ်အတၢ်ကၢ်ကိပ်မၤတၢ်အထီၤအကျဲ, တာ်
 ပၤအသးကအိကအိပ်.
 Nön-rës'i-denge, *n.* တာ်ထာ်အတအိပ်တဆိးဘၣ်ဝဲထာ်
 အဟံၣ်အဆိအထီၤအကျဲဒၣ်ဘၣ်.
 Nön-rës'i-dent, *n.* ပှထာ်အတအိပ်ဘဆိးဘၣ်ဝဲထာ်အ
 တာ်အိပ်တာ်ဆိးဒၣ်ဘၣ်. —, *a.* from above.
 Nön-re-sist'ange, *n.* တာ်တမၤစၢၤတၢ်အထာ်တၢ်အာ
 အဆိဘၣ်, တာ်ထာ်အဝဲသးစူၤတၢ်န့ၢ်.
 Nön'sense, *n.* senseless, idle talk, တာ်ကထီၤထာ်
 အဘျးအဒိပ်တအိပ်, တမ့ၢ်တာ်နိတမံးဘၣ်, ထာ်အတ
 မိတ်တထီၣ်ဘၣ်တာ်ဘၣ်; trifles, တာ်တမိတ်တထီၣ်,
 တာ်အဘျးတအိပ်, တာ်အဆိး.
 Nön-sëns'ic-al, *a.* unmeaning, foolish, ထာ်အတ
 မိတ်တထီၣ်ဘၣ်တာ်ဘၣ်, ထာ်အဘျးတအိပ်, ထာ်အတ
 အိပ်ဒီးတာ်ကုၢ်တာ်ဆိးဘၣ်.
 Nön-sëx'-ü-al, *a.* ထာ်အဝှဒၣ်ဒၣ်တအိပ်ဘၣ်.
 Nön-slave'höld-ing, *a.* တမၤကုၢ်ပှဂၢ်တၢ်, အကုၢ်တ
 အိပ်.

Nön-sülv'ent, *a.* insolvent, ထာ်အထီၤကုၤအဒိက
 ကမာ်.
 Nön-ver-näc-ü-lar, *a.* တဘၣ်ဘးဒီးအကျိပ်ဒၣ်ဘၣ်.
 Nön'süit, *v. t.* ခံၣ်ညိတ်တာ်မိသးပှထာ်အကဘိးကွီၢ်တဂၢ်
 န့ၢ်အသ့တကထီၤထာ်တဝှ.
 Noo'dle, *n.* a simpleton, a blockhead, ပှမၤစၢၤ,
 ပှထာ်အသးတဆိးဘၣ်.
 Nook, *n.* a corner, a recess, a retreat, တာ်အ
 နှာ်, တာ်ကုၢ်, တာ်အထီၤထာ်အတဂျိတဝှတဝှ.
 Noon, *n.* မ့ၢ်ထုၢ်. —, *a.* ဘၣ်ဘးဒီးမ့ၢ်ထုၢ်ခါ.
 Noon-däy, Noon-tide, *n.* မ့ၢ်ထုၢ်အခါ.
 Noose, *v. t.* to ensnare, သက္ကံးန့ၢ်တာ်. —, *n.* a
 snare, နိပ်သက္ကံးကိပ်; any slip-knot, နိပ်တ
 ထီၣ်, နိပ်သက္ကံးတၢ်.
 Nör, *conj.* ဖိ; he neither loves a friend, nor
 fears an enemy, အသကိးဖိတအိပ်ဝဲ, အဒုၣ်အ
 ဝါဖိတပှာ်ဘၣ်; it is neither this nor that,
 တာ်အံးဖိတမ့ၢ်, တာ်န့ၢ်ဖိတမ့ၢ်ဘၣ်.
 Nör'mal, *a.* according to nature, အိပ်ဝဲဒၣ်အာ်
 အထုၢ်အထီၤအသး; regular, not abnormal,
 မိတ်ဘျာယဲဝဲအသး, အိပ်ဒီးအဒိအထဲး; a normal
 school, တာ်မၤထီၤထာ်အတၢ်သိပ်ထီၣ်လိကမ့ၢ်အဒိ
 အထဲးထာ်မၤထီၤအဝှအိ.
 Nörth, *n.* the northern quarter of the hea-
 vens, ကထံးမိး, မ့ၢ်ပၤ; the northern parts
 of the earth, ကထံးမိးတဒိ. —, *a.* ဘၣ်ဘး
 ဒီးကထံးမိးတဒိ.
 Nörth-ëast', *n.* ကထံးမိးမ့ၢ်ထီၣ်. —, *a.* ဘၣ်ဘးဒီး
 ကထံးမိးမ့ၢ်ထီၣ်တဒိ; as, a north-east wind,
 ကထံးယဲထာ်ကထံးမိးမ့ၢ်ထီၣ်.
 Nörth-ëast'ern, *a.* See NORTHEAST, *a.*
 Nörth'er-ly, *adv.* ဆူကထံးမိးတဒိ. —, *a.* ဘၣ်ဘး
 ဒီးကထံးမိးတဒိ.
 Nörth'ern-möst, *a.* ထာ်အထီၤကတၢ်ထာ်ကထံးမိးတဒိ.
 Nörth-stär, *n.* ဆၣ်ကဆိ, ကထံးမိးဆၣ်.
 Nörth'ward, Nörth'wards, *adv.* ဆူကထံးမိးတဒိ.
 —, *a.* ထာ်ကထံးမိးတဒိ.
 Nörth-wëst', *n.* ကထံးမိးမ့ၢ်န့ၢ်. —, *a.* ဘၣ်ဘးဒီး
 ကထံးမိးမ့ၢ်န့ၢ်တဒိ.
 Nörth-wëst'ern, *a.* See NORTHWEST, *a.*
 Nōse, *n.* the organ of smell, နါဒု, နါစုၤ. —, *v. t.*
 to oppose to the face, to affront, တ
 နိပ်ကွံၣ်ပှဂၢ်အတၢ်; to smell, trace out, နာ်တာ်.

do, wölf; färl, rüde, push; e. i. o. silent; ç as s; çh as sh; ĝ as ğ; ġ as in ġet; ſ as z; x as gz; ŋ as in linġe. .

Nu-tri'tion, *n.* See NUTRIMENT.

Nu-tri'tious, Nu'tri-tive, *a.* ထပ်ဆားမီးတပ်ထိုင်တပ်
ဖိထားအေးအေးထိုင်ဝတ်ပထဝီသို့ပထဝီပမ်းပညာ,
ထားအေးဖိုထိုင်ထိုင်တပ်.

Nüz'zle, *v. i.* to work with the nose like a

swine in the mud ကွဲထိုင်တပ်ထားအေးဖိုထိုင်ထိုင်
ထီး; to nestle, See NESTLE.

Nÿmph, *n. Myth.* တပ်ရုပ်ဆင်, ကစပ်ရုပ်, ထပ်ဆားမီးက
စာပိုင်ဂု, ပိုင်ရုပ်ကနာပိုင်ဂု, ထံဖိဖိုဖိပိုင်ဂု; a love-
ly young girl, ရုပ်ကနီအဂု.

do, wolf; fûrl, rude, push; e.í.ó. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; ŋ as in linger.

Ob-sērv'ing, *a.* attentive, noticing, ညိုနွှင်ကွက်ထံ ကွက်ဆေးမီးမာနိုက်တိုက်နိုက်တိုက်။
 Ōb'so-lēs'cent, *a.* သာသနာတစ်ခုခုအားဆက်သွယ်ထားသော သူ၏အသက်အရွယ်ကိုဆိုလိုသည်။
 Ōb'so-lēte, *a.* ancient, disused, neglected, ဆင် ဘေးဒီးတိုက်ထာပျားနွှင်, ခဲကန့်အံ တိုက်သုဒ္ဓါတမာ ထီလှာထပ်။
 Ōb'sta-cle, *n.* hinderance, obstruction, တပ်ကြံ မတပ်တပ်တပ်။
 Ob-stēt'ric, Ob-stēt'ric-al, *a.* ဆင်ဘေးဒီးတိုက်စုသုဇာ မိဂ်ရပ်ထူးဆီအစီ။
 Ōb'sti-na-gy, *n.* See OBSTINATE.
 Ōb'sti-nate, *a.* stubborn, နာကွန်, နွှင်ကွန်, လာအေ မာအသးဘုစုစု; firmly fixed, not yielding, ထာအဂ်အကျား; *as*, an obstinate disease, တပ်ဆီလှာအကျိုးကုရီ။
 Ob-strēp'er-oūs, *a.* loud, clamorous, noisy, ဆင် ဘေးဒီးတိုက်ထီတိုက်ထဲ, ထာအကထီဒိဂ်, ပပ် ဒိဂ်အသး။
 Ob-strēp'er-oūs-ness, *n.* See OBSTREPEROUS.
 Ob-strūct', *v. t.* to barricade, stop, impede, ပပ် ကတပ်တပ်, ပပ်ကတပ်တပ်, ကြံပပ်တပ်။
 Ob-strūct'ion, *n.* obstacle, impediment, hin- derance, တပ်ကြံတပ်, တပ်မတပ်တပ်တပ်အံဒ်နွှင်။
 Ob-strūct'ive, *a.* hindering, ထာအကြံတပ်, မတပ် တပ်တပ်။
 Ob-tain', *v. t.* to get, attain, procure, မာနိုက်တပ်, နိုက်တပ်တပ်; *as*, obtain me a book, မာနိုက်ထာ လာထီတပ်တပ်တပ်။
 Ob-tain'a-ble, *a.* procurable, ထာပမာနိုက်ထီလှ။
 Ob-tēst', *v. t.* to beseech, supplicate, ဗုကညး တပ်; to call to witness, ကီးပျာအာဂ်ထီထီထီတပ်။
 Ob-trūde', *v. t.* to force one's self or opinions upon another, ကထီထာလှာတပ်အသးထာ အီထာ, ထဲနွှင်ဆုဂ်; to enter by fraud, ထဲနွှင် ဒီးတပ်ထီတပ်တပ်။ —, *v. i.* to enter uninvited and without right, တနိုက်အခွဲတပ် ဆင်ထဲနွှင်ထဲ။
 Ob-trū'sion, *n.* See OBTRUDE, *v. i.*
 Ob-trū'sive, *a.* တစ်ခါဒီးအခွဲတပ်တပ်ညိုနွှင်ထဲနွှင်ထဲ။
 Ob-tūse', *a.* blunt, not sharp pointed, အခိဂ်တ စုထပ်, ပာပဲ, dull, stupid, ထာအသးတမာတပ်, ထာအတပ်ကွန်တပ်ဆဲတစ်ခါထပ်; obscure, ထာအ တဖျါတပ်တပ်, not shrill, ထပ်ဘေးဒီးတပ်အက

လှိုမာအသးကပာထာ; an obtuse angle, တပ်သနာဂ်ထာအကြံထီနိုက်အကြံဇဝတကွန်။
 Ob-tūse'ness, *n.* bluntness, dullness. See OBTUSE.
 Ōb'vērse, *n.* တဲကါအခဲညိုအိဂ်ဒီးတပ်ဂီထာအထီ။
 Ob'vi-āte, *v. t.* မာကပာကွန်တပ်; *as*, to obviate all difficulties, မာကပာကွန်ကထဲတပ်ကြံအကျိုး။
 Ōb'vi-oūs, *a.* manifest, plain, ထာအတသဒါထပ်, အိဂ်ဖျါပဲထပ်ထပ်။
 Oc-cā'sion (ok-kā'zhun), *v. t.* to cause, influ- ence, ခုးကဲထီဂ်, မာကဲထီဂ်။ —, *n.* a cause, တပ်ခုးကဲထီဂ်အဂ်အကျိုး; need, တပ်ထာအထီ အိဂ်ပဲထာအကနိုက်ထပ် ထာ တပ်အံတပ်နွှင်အစီ; an opportunity, တပ်အဆာဂုအကထီတပ်။
 Oc-cā'sion-al, *a.* occurring at times, but not re- gularly, ထာအမာအသးထဲတဘျီတကွန်ဒီး; made on some special occasion, ထာအမာပဲထာ တပ်တမံအံထီ။
 Oc-cā'sion-al-ly, *adv.* ကွန်ဘီကွန်ဘီ, ကွန်ဘျီကွန်ဘျီ။
 Ōc'ci-dent, *n.* the west, ခုဂ်နွှင်တပ်။
 Ōc'ci-dent'al, *a.* western, ထပ်ဘေးဒီးခုဂ်နွှင်တပ်။
 Ōc'ci-pūt, *n.* Anat. ဒိဂ်ချာပဲ။
 Oc-cip'it-al, *a.* ထပ်ဘေးဒီးဒိဂ်ချာပဲ။
 Oc-cūlt', *a.* hidden, invisible, secret, ထာအတ အိဂ်ဖျါထပ်, အိဂ်သဒါပဲ။
 Ōc'cul-tā'tion, *n.* တပ်တဒါ, တပ်ထီတဒါကွန်။ See OCCULTED.
 Oc-cūlt'ed, *a.* Astron. concealed by the inter- vention of some other body, *as* a star by the moon, ဆင်တဖျါအိဂ်တဒါထာထီအချာ။
 Ōc'cu-pant, *n.* ဂှထာအထီပဲဒီးပာထပ်တပ်အထီ။
 Ōc'cu-pā'tion, *n.* the act of taking possession, တပ်တံးနိုက်တပ်အထီအကျိုး; business, တပ်ခံးတပ် မာ။
 Ōc'cu-py, *v. t.* to take in possession, to possess, တံးနိုက်မာနိုက် တပ် ထာပဂီဂ်ခပ်ပဲ, ပာထပ် တပ်; to employ one's self, မာတပ်ခံးတပ်ထာ တပ်အံးတပ်နွှင်; to follow (as business), မာ ညိုနွှင်ထာတပ်ခံးတပ်မာပပ်အံးဒ်နွှင်။
 Oc-cūr', *v. i.* to happen, take place, မာအသးအံး အံးဒ်နွှင်; to occur to the mind, တထပ်နိုက်တပ်, ဆီကခိဂ်နိုက်တပ်; to be found in a writing, ထပ် နိုက်ထာအထီအိဂ်ကွဲအသး။

ā, ē, ī, ō, ū, y, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veil, tērm; pīque; dōne, fūr,

Oc-cir'rence, n. a happening or taking place, an incident, တၢ်မၤအသး; တၢ်ထၢအမၤဒၣ်အသး; an accident, တၢ်မၤဖျးအသး,တၢ်လၢပတက့ၢ်ထၢအက့ၢ်.

Ō'cean (o'shun), n. ဝိၣ်ထဲၣ်ဒိၣ်ပုၤ; a, တၢ်ဃးဒီးဝိၣ်ထဲၣ်.

Ō'cher, Ō'chre, n. (o'ker), ထၢၢ်ထၢအကဘူးတကလုၣ်,ဃါဃုၣ်ဒီးထးဒီးအထွဲၢ်ဂီၤဒီးဘိၣ်ခါတက့ၢ်.

Ō'cra, Ō'chra, n. တၢ်ဘျီၣ်ဘျီၣ်သ့. See OKRA.

Ōc'ta-gūn, n. Geom. တၢ်ဒိၣ်ဂီၤထၢအန့ၢ်ဒိၣ်ဃိးန့ၢ်ဒိၣ်အကပၤဒိၣ်ဃိးကပၤ.

Oc-tig'on-al, a. ဒိၣ်ဒိၣ်အလပၤဃိးကပၤ,ဒီးအန့ၢ်ဃိးန့ၢ်.

Oc-tin'gu-lar, a. ဒိၣ်ဒိၣ်အန့ၢ်ဃိးန့ၢ်.

Ōc'tave, n. Mus. တၢ်သိၣ်ထၢအကပၤ,ထီၣ်ထီၣ်ဝဲတတီးဒီးတတီးပၢ်ထၢဃိးတီး.

Oc-tā'vo, n. ထီၣ်တဘျီထၢအစးဒိၣ်တၢ်ကၢ်န့ၢ်ဝဲဃိးကဘျီ,မၤဖျၣ်ထီၣ်ဝဲဒိၣ်, 8 vo.

Ōc'ta-roon, n. See OCTOROON.

Oc-tēn'ni-al, a. happening every eighth year, ထၢအမၤအသးဃိးန့ၢ်တဘျီဃိးန့ၢ်တဘျီဒီး; lasting eight years, ထီၣ်ဝဲထၢဃိးန့ၢ်အတီၢ်ပုၤ.

Oc-tō'ber, n. (ဒီးကတိတၢ်). အဲၣ်ဂထီၣ်အထီၣ်ထၢအပွဲၤထီၣ်တဆံထီၣ်တထီၣ်.

Ōc'to-gē-nā'ri-an, n. ပုၤတဂၤထၢအသးကၢဝဲပွဲၤထီၣ်အန့ၢ်ဃိးဆဲၣ်ညါ.

Ōc'to-roon, n. ပုၤထၢအထီၣ်စၢၤက့ၢ်ထၢပုၤအၣ်တြကၢဒိ,ဒီးထၢကိၤထၢဝါ. န့ၢ်,ခ့ၢ်ကးတြါဒိၣ်န့ၢ်ထီၣ်.

Ōc'tu-ple, a. eight-fold, ဃိးန့ၢ်.

Ōc'ū-lar, a. တၢ်ဃးဝဲတၢ်သ့ၣ်ညါထၢပဝဲၣ်ထီၣ်ဝဲ, ထၢပထီၣ်ထၢပဝဲၣ်ဒိၣ်ပဝဲ.

Ōc'ū-list, n. ပုၤထၢအသ့ၣ်ညါန့ၢ်ပၢ်တၢ်ဝဲၣ်ခါဒီးမၤဘျီက့ၢ်အီၤသ့.

Ōdd, a. not even, တကိးလိၣ်ထီၣ်; left over, remaining, ထၢအဒိၣ်ထီၣ်ထီၣ်,ထၢအဒိၣ်တုၢ်; singular, strange, queer ထီၣ်ထီၣ်,ထီၣ်ထီၣ်,တၢ်တၢ်အဂ့ၢ်အဂ့ၢ်တၢ်.

Ōdd'-fēl'lōw, n. ပုၤတဂၤထီၣ်ဃိးဒီးပုၤလုၣ်လိၣ်အသးဒီးပၢ်လုၣ်အဂ့ၢ်အကျိၤဘကၢတကလုၣ်.

Ōdd'i-ty, n. singularity, strangeness, queer-ness, တၢ်ထၢအထီၣ်ထီၣ်ထီၣ်ထီၣ်ဒၣ်ဘၢ.

Ōdd'-look'ing, a. ထၢအက့ၢ်အဂီၤထီၣ်ထီၣ်ထီၣ်အသးဒီးပုၤလုၣ်တဖၣ်.

Ōdd'ness, n. the state of being odd, or not even, တၢ်ထၢအတကိးလိၣ်ထီၣ်,တၢ်ထၢအတပွဲၤထီၣ်ထီၣ်; singularity, strangeness, တၢ်ထီၣ်ထီၣ်, တၢ်ထီၣ်ထီၣ်.

Ōdds, n. excess, remainder, တၢ်ထၢအဒိၣ်ဘျီၣ်ဒိၣ်ခါ; advantage, superiority, အဘျီၣ်ထၢပုၤလုၣ်အဖိဒိၣ်; at odds, strife, quarrel, တၢ်တဃုၣ်လိၣ်ဒီးလိၣ်,တၢ်အုၣ်လိၣ်ဆိးက့.

Ōde, n. a poem, a song, ထၢသးဝဲၣ်တကလုၣ်, ထီၣ်ထီၣ်ဝဲတကလုၣ်.

Ō'di-ōūs, a. hateful, ထၢအထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်; offensive, disgusting, ထၢအထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်အသးတၢ်အပုၤ; causing hate, invidious, ထၢအဒုးလဲထီၣ်တၢ်သးထု; hated, ထီၣ်တၢ်သးထု.

Ō'di-ōūs-ness, n. See ODIIOUS.

Ō'di-ūm, n. hatred, dislike, တၢ်သးဟ့,တၢ်တထီၣ်အသး; offensiveness, that which provokes hatred, တၢ်ထၢအဒုးလဲထီၣ်တၢ်သ့ၣ်ထုသးထု.

O-dūn'to, n. tooth-powder, တၢ်အကမုၢ်တကလုၣ်ထၢပုၤဝဲအဂီၢ်.

Ō'don-tūg'ra-phy, n. တၢ်မၤဖျါထီၣ်ဝဲအဂ့ၢ်.

Ō'dor, n. smell, scent, တၢ်နၢတၢ်န့ၢ်.

Ō'dor-ifer-ōūs, a. odorous, fragrant, ထၢအန့ၢ်န့ၢ်န့ၢ်.

Of, prep. sign of the possessive, အ; among, ထၢအကျိ; from out of, ထၢ,ထၢအကျိ,ထၢအပုၤ; about, concering, တၢ်ဃးဒီး,ထၢအဂ့ၢ်; by means of, ထၢတၢ်အံၤတၢ်န့ၢ်အမိၤသတးဒီး, See သး. ၃: ၂၂; used with a name or appellation, as the city of Rome, ဝုၤဒိမၤ; the island of Cuba, ကိးက့ထၢ.

Off, int. away, be gone, ဟးထီၣ်ကွၢ်တက့ၢ်. —, prep. not on, တဖျါထၢအဖိဒိၣ်ထီၣ်. —, adv. at some distance, away from, ဒိၣ်ထီၣ်ထီၣ်အသးပွဲၤအံၤပွဲၤန့ၢ်, ဒိၣ်ဒိၣ်စၢၤလိၣ်အသးထီၣ်အံၤထဲန့ၢ်; towards the outside, ဆုအဂ့ၢ်တဖၣ်; to be off, to give up a purpose, ကွၢ်တုၢ်ကွၢ်တၢ်က့ၢ်ထီၣ်ဒီးထီၣ်; to be gone, ထီၣ်ထီၣ်; to be badly off, ထီၣ်ထီၣ်,ထီၣ်ထီၣ်ကွၢ်; to be well off, ဒိၣ်ခုၣ်ခုၣ်ခုၣ်ခုၣ်; off hand, ထၢအတကထီၣ်ကတိပၢ်စၢၤတၢ်.

Ōffal, n. the parts of an animal unfit for

do, wōlf; fūrl, rude, pūsh; e.i.o. silent; ḡ as s; ḥ as sh; ḡ as ḡ; ḡ as in ḡet; s as z; x as gz; n as in lingei.

eating, ဆည်ဖိကိာ်ဖိဆဲးအညှိတနီလောပှတညီနီ
အိပ်ဝဲတည်.

Of-fence', *n.* See OFFENSE.

Of-fend', *v. t.* to displease, မေတစုင်ပှတအသး,မေ
ဆါပှတအသး, to annoy, hurt, မေတိတ်တင်
တံ,မေဆါတံဂ်အံင်နီ; to transgress, လှိုင်သွင်
ခါပတ်တံခိင်တံခိ; to transgress with
the hand or foot, &c. စုတလောခိင်တလော,သရူး
စုစုင် က မှ် စုထွဲ; to cause to sin, မေလီဆံ.
See မေ. ၅: ၂၆, ၃၀.

Of-fend'er, *n.* a criminal, ပှလောအမေကမာ်တံတဂါ.

Of-fense', *n.* displeasure, တံမေဆါပှတအသး,
transgression, တံဒူးမေက မာ်တံ, တံမေလီ
ဆံ; attack, တံဒူးကဲလိင်တံသွင်လိင်ဆိးက့.

Of-fen'sive, *a.* displeasing, ထာအတတတည်တံပသး;
disgusting, ထာအလီသးတည်အာ ပှ; injuri-
ous, ညီနီမေခိင်ပှ, ထာအမေတးဂါတံအဝှ; as-
sailant, ထာအ ဒူးတံလော ညါ; an offensive
smell, တံနာပှ,နာဖု,နာအုင်.

Of-fen'sive-ness, *n.* See OFFENSIVE, 1st 2d
and 3d def.

Offer, *v. t.* to present for acceptance, tender,
တုင်လီ; to present in worship, လှိုင်တံပင်
တံ; to bid (a price), ပင် အပှထဲအံထဲနီ.

——, *v. i.* to propose to do, သါကမေတံအံ
တံနီ; to make an attempt to do, မေကွါ,ပစီ
ကွါ. ——, *n.* the act of offering, တံမေ
အုင်တံ; a price bid, တံပင်အပှထဲအံထဲနီ.

Offer-ing, *n.* a sacrifice, an oblation, တံလှိုင်
တံပင်; a gift for religious purposes, တံ
မေဆင်တံ.

Office, (အိပ်ခိင်) *n.* a situation of delegated
employment, service, duty, တံခံးတံမေအ
လီအက့; an official situation, တံအလီအ
က့ထာပှမေတံဖိအဂါ; a deed done to an-
other, တံခံးတံမေထာပမေထာ ပှတဂါအဂါ; a
place where business is transacted, အလီ
ဖဲပှမေတံဖိတဖင်မေတံထာအပှ.

Offi-cer, *n.* (အိပ်ခါ), ပှထာအအိင်ခိးအဖိအကမီ
တံခံးခိးအိင်ခိင်.

Of-fi'cial (-shal), *a.* pertaining to office, ဆည်စား
ခိးတံအထူထုထုတံအလီအက့; done by au-
thority, ဆည်စားခိးတံမေဝံမေကဲထာပခိင် အတံ

ခံင်ညီခိင်အဆိ,တံခံးခိးအအိင်ခိင်. ——, *n.* ပှထာ
အအိင်ခိးအဖိအကမီထာ အက ခံင် ညီခိင် ပင် လီတံ.
See OFFICER.

Of-fi'ci-ate, *v. i.* ပှအိင်ခိင်ဖိအတံခံးတံမေနုင်မေဝဲ.

Of-fi'ci-nal, *a.* used in a shop, or belonging to
it, တံခံးခိးပှဆါကသံင်အလီ,ထာအအိင်ကထဲင်
ကတီပင်ထာကသံင်သရင်ကသူအီအဂါ.

Of-fi'ci-ous, *a.* importunately kind, ထာတံဂုင်
မေဝှတံ ထာပှတဂါ အဂါခါကဲခိး, imperti-
nent, meddlesome, တတီတံ, မေတံထာအတ
တံခံးခိးအလီတည်.

Of-fi'ci-ous-ness, *n.* See OFFICIOUS, *a.*

Off'ing, *n.* ခိင်လဲင်အတံ, မီစုထာတံနီထံခိးမဲထံ
ထိင်ခိးကိးပှနီကတိအက့အလီတအိင်ခိး.

Off'scour-ing, *n.* refuse, filth, တံအုင်,တံအဆိင်
ထမူး.

Off'set, *n.* a sprout from a root, တံပှိုင်ထိင်; any-
thing given in exchange or retaliation,
an equivalent, တံမေဆါက့တံခိင်အိးသိး.
——, *v. t.* မေပှသိးသိး,မေအိင်သိးသိး.

Off'spring, *n.* children, အဖိအလံ; descendants,
တံလီခွဲလီထည်,တံလီစာလီထည်.

Of't, Of't'en, Of'times, Of'ten-times, *adv.* fre-
quently, တလီလီ,ခဲအံခဲအံ,ခိကိင်ခိကိင်; ma-
ny times, ခါစုခါဘျီ,တမုတစုတခိင်ဖါတည်.

Of'gle, *v. t.* ကွါခွဲတံ,ကွါထံကွါကျိင်,ကွါသက့ဆါတံ.
——, *n.* တံကွါခွဲ,တံကွါထံ.

Of'gre (o'ger), *n.* ခိးတကါ.

Of'gress, *n.* ခိးတကါမုင်.

Oh, *int.* အိ!

Oil, *n.* သိ. ——, *v. t.* ဖူခိးသိ.

Oil-clôth, *n.* တံကံးညှိဆင်ကထဲင်ကတီအသးထာခိ
အဂါခိသိးထံနီအထုတပါတဂှ.

Oil-col'or, *n.* ကသံင်ဖူထာအတံတံကျင်ကျိဆင်ခိးသိ.

Oil-gás, *n.* သိအသဝံ,ကံထာပှဒူးကဲလိင်ထာသိ.

Oil'i-ness, *n.* See OILY, *a.*

Oil'y, *a.* containing oil, ပင်ဆင်ခိးသိ,အိင်ဆင်ခိးသိ;
like oil, လီကိင်ခိသိအသိး.

Oint, *v. t.* See Anoint.

Oint'ment, *n.* an unguent, ကသံင်ဖူတကလှင်.

Of'kra, *n.* ဘျိင်ဘျာ,တံဘျိင်ဘျာ.

Old, *a.* advanced in life, not young, သးပှ,ထာ
အသးပှထံ; very old, ပှခဲဆဲး,ပှသံပှထံ; of

á, è, ì, ò, ù, ý, long; ä, é, í, ö, ü, ý, short; cäre, fār, låst, fəll, whät; thère, veíl, tērm; pīque; dōne, fōr,

Ön'o-ma-töl'o-gy, *n.* တာ်မၤဖျါထီၣ်ပှၤအခါအဝှၢ်, ဝှၢ်
 အကဲထီၣ်ခဲၣ်, ဝှၢ်အခိပညီၣ်ခဲၣ်, မိးတာ်ခိၣ်တဖၣ်.
 Ön'sët, *n.* an assault, an attack, တာ်ဒုးတာ်ယၤ,
 တာ်မၤဆူၣ်တာ်.
 Ön'slaughter, *n.* See ONSET.
 On-töl'o-gy, *n.* တာ်ကူၣ်တာ်ဆးတၢ်ဆးမိးတာ်လၢအခိၣ်
 မိးအသးမူအဝှၢ်အဝှီၣ်.
 Önus, *n.* *Lat.* burden of proof, တာ်ခိၣ်ဖျါထီၣ်တာ်
 အဝှၢ်တုၤပှၤဒုၣ်သ့, အသးဒုဒိအလီၢ်တဖၣ်ထၢ.
 Ön'ward, *a.* advancing, ထၢအထဲၤဆူၣ်ညါမိး; in-
 creasing, ထၢအထဲၤထီၣ်ခိၣ်ထီၣ်. —, *adv.*
 forward, in advance, ဆူၣ်ညါ, ထၢညါ.
 Önyx, *n.* တာ်မ့ၢ်ထၢအလှၢ်ခိၣ်ပှၤခိၣ်တကလၣ်.
 Öoze, *v. i.* to percolate, filter, ခွၢ်လီၤ, ကခွၢ်ပာ်လီၤ,
 ခွၢ်ထီၣ်; as, the water has oozed through,
 ထံခွၢ်ထီၣ်ထံ, ထံကခွၢ်လီၤထံ.
 O-päc'i-ty, *n.* O-päque'ness. See OPAQUE.
 Öpal, *n.* ထၢထၢအလှၢ်ခိၣ်ပှၤခိၣ်တကလၣ်.
 O-päque', *a.* ထၢအမၤအသးအုးတကျၢ်, ထၢတာ်ကမိး
 ထဲၤန့ၣ်ဖျါတသ့တသ့.
 Öpe, See OPEN, *v. t.* and *v. i.*
 Öpen, *a.* not shut, အိၣ်ယိ, တကးတံၣ်တၢ်, ထၢအအိၣ်
 အိးထီၣ်ပၣ်စၢၤအသး; spread, expanded, အိး
 သထၣ်ထီၣ်အသး; not covered, တကျၢ်ထၢဆာ်
 ဝဲထၣ်, တကးတံၣ်ဆာ်ဝဲထၣ်; not stopped, တထီ
 ဝးတံၣ်ဆာ်ဝဲထၣ်, အိၣ်ယိဝဲ; unsealed, တဝဲပနီၣ်
 ဆာ်ဝဲမိးတာ်ပနီၣ်တၢ်; unobstructed, တကြိမၤ
 တံၣ်တၢ်တၢ်တၢ်; unscreened, ယိကလီၤ; not
 concealed, တအိၣ်ခူၣ်သ့တၢ်, တအိၣ်သဒးတၢ်.
 —, *v. t.* to unclose, set open, မၤအိၣ်ယိ;
 to spread, expand, သထၣ်ထီၣ်; to unstop, မၤ
 အိၣ်ယိတၢ်; to remove obstruction, မၤလီၤယိ
 တၢ်, ဒုးအိၣ်ယိထီၣ်က့ၤတၢ်; to perforate, ထၢနီၣ်ဖျါ
 တၢ်; to divide, split, နီၤဝဲဝဲဝဲတၢ်အသး; to
 disclose, reveal, explain, ဒုးန့ၣ်ဖျါ ထီၣ် တၢ်;
 to begin, မၤစးထီၣ် တၢ် အခိၣ် ထံး. —, *v. i.*
 to lay open, အိးထီၣ်အသး; to begin, လိၣ်ထီၣ်
 သိအသး, စးထီၣ်.
 Öpen-händ'ed, *a.* ညီၣ်န့ၣ်ဟ့ၣ်တာ်ညီၣ်ကစၣ်.
 Öpen-heart'ed, *a.* တၢ်ဆးမိးသးအိၣ် ဖျါ ထီၣ် လီၤလီၤ,
 ထၢအတပၣ်ခူၣ်ထၢအသးတၢ်.
 Öpen-mouthed, *a.* ညီၣ်န့ၣ်ကတိးတာ်ဆူၣ်ဖျါ, ညီၣ်န့ၣ်
 ကတိးနီၤမိးတာ်ကြိကြိ.

Öpen-ing, *n.* an aperture, တာ်ပူၤထီၣ်; beginning,
 တာ်အခိၣ်ထံး; as, the opening of a sermon,
 တာ်ဟီတဂါအခိၣ်ထံး; the opening of the day,
 ဝှၢ်ဆူၣ်တၢ်.
 Öpen-ly, *adv.* publicly, အိၣ်ဖျါခိၣ်ဝဲၣ်ထဲၤ; plainly,
 ဖျါကဆွဲကဆွဲ, တအိၣ်သးအိၣ်တၢ်ထၢ.
 Öpen-ness, *n.* freedom from covering or ob-
 struction, တာ်လၢအအိၣ်ထီၣ်ဝဲ; plainness,
 clearness, တာ်လၢအဖျါဝဲခိၣ်ကဆွဲကဆွဲ; free-
 dom from disguise, တာ်လၢအတအိၣ်ခူၣ်ခူ
 ထီၣ်တၢ်; candor, frankness, တာ်လၢအဆာ်
 ဆးမိးပသ့ပသးဖျါဝဲလီၤလီၤ.
 Öp'e-rä, *n.* တာ်အူၣ်ပျီၣ်ခါခါခါခါခါခါခါခါခါခါ, မိး
 တာ်မၤဆီမၤလၢတၢ်.
 Öp'er-äte, *v. t.* to act, produce effect, မၤတၢ်ခိး
 တာ်, မၤခိးခိးအကျးကအိၣ်ဝဲ; *Surg.* မၤဝဲလၢကသံၣ်
 သရၣ်အစူကဝဲလၢအကမၤကျိကျိတၢ်အဝှီၣ်.
 Öp'er-ä'tion, *n.* See OPERATE, *v. t.*
 Öp'er-a-tive, *a.* exerting energy, အိၣ်ခိးအခါအ
 တၢ်, အခါအသထီၣ်. —, *n.* a workman, a
 laborer, ပှၤမၤတၢ်ခိး, ပှၤထၢအခိးတာ်မၤတၢ်.
 Öp'er-ä'tor, *n.* ပှၤထၢအမၤ တာ်ခိးတာ် မၤခိးခိးခါခါ,
Surg. ပှၤထၢအမၤတၢ်ထၢအစူကဝဲလၢအကမၤကျိကျိ
 တၢ်အဝှီၣ်.
 Öp'er-öse, *a.* laborious, wearisome, တၢ်ဆးမိး
 တာ်မၤလၢအထၢၣ်ခိးအဆၢအကတိး အခါအထီၣ်
 ယိကလဲၣ်.
 Oph-thäl'mi-ä, Oph-thäl'mic, *a.* တၢ်ဆးမိးပဝဲၣ်.
 See OPHTHALMY.
 Öph'thal-my *n.* တာ်ခိးခါတကလၣ်, အဝှၢ်အိၣ်ခိးဝဲ
 ဝှၢ်အထံတယှၤလီၤထၢ.
 Öpi-ate, *n.* a narcotic containing opium, က
 သံၣ်ဒုးခိးန့ၣ်ပှၤ, အိၣ်ခိးခိး; that which indu-
 ces rest, တာ်တပံၤထီၣ်ထီၣ်ထၢအဒုးအိၣ်ဘုးပှၤ.
 O-pine', *v. t.* to suppose, think, ဆီကမိၣ်တာ်.
 O-pin'ion (o-pin'yun), *n.* a notion, an idea, တာ်
 ဆီကမိၣ်တာ်; a sentiment, တာ်ထဲထီၣ်ထၢပသး,
 မိးပတနီၤဝဲအဆၢတၢ်; estimation, တာ်ပၣ်ထဲတာ်
 ခိးခါခါခါ.
 O-pin'ion-a'ted, O-pin'ion-a-tive, *a.* ထၢအပၣ်ကျိ
 အသးထၢအတၢ်ဆီကမိၣ်ခိၣ်ဝဲခါကဲၣ်ဆိး.
 Öpi-üm, *n.* ဘီၣ်, ကသံၣ်သ့.
 Öpo-däl'doc, *n.* ကသံၣ်ခူတကလၣ်.

ä, ë, ï, ö, ü, ÿ, long; ä, ɛ, ɪ, ɔ, ʊ, ʏ, short; cäre, fär, läst, fall, what, thère, veil, tērm; pique; done, für

Ôrt, Ôrts, *n.* refuse, fragments, တာ်အိၣ်အကူး
လံာ်ကူးထံာ်, တာ်ခိၣ်ခိၣ်တၢ်လၢအဘၣ်တာ်စူးကွံာ်အိၣ်
သ့ၣ်တဖၣ်.
Ôr'tho-dŭx, *a.* တၢ်ဟံးန့ၣ်တၢ်ခိၣ်တၢ်ခိၣ်တၢ်ခိၣ်တၢ်ခိၣ်
ထံာ်, အမ့ၢ်အတိၣ်.
Ôr'tho-dŭx'y, *n.* See ORTHODOX, *a.*
Ôr'tho-e-py, *n.* တၢ်က့ၣ်သ့ၣ်ဘၣ်စးဒီးကတိၢ် တၢ်မ့ၢ်ဂ့ၢ်,
ဖးထံာ်မ့ၢ်ဂ့ၢ်တၢ်ခိၣ်အကြၢးအဘၣ်အသိး.
Ôr'tho-grăph'ic, Ôr'tho-grăph'ic-al, *a.* per-
taining to orthography, ဘၣ်စးဒီးတၢ်ကိး
ထီၣ်တၢ်ကတိၢ်တဘိၣ်န့ၣ်အမံၤ, ပံးတၢ်အသိး, ဘၣ်စး
ဒီးတၢ်ကွဲးထံာ်ဒီးဖး ထံာ်တၢ်ခိၣ် အလုၢ်အထံာ် အိၣ်
အသိး.
Or-thŏg'ra-phy, *n.* spelling, တၢ်ကိးထီၣ်ထံာ်
ဖျၢၣ်ဘၣ်, ဒီးတၢ်ကတိၢ်တဘိၣ်န့ၣ်အမံၤဘၣ်; *Gram.*
တၢ်န့ၣ်ပာ်သ့ၣ် ညါထံာ်ဖျၢၣ်အတၢ်အိၣ်အတၢ်လိၢ်
ခိၣ်ဒီးအတၢ်ကွဲးထံာ်.
Ôs'cil-lâ-te, *v. i.* to vibrate, swing, sway, ဝးထံာ်
လိၢ်, ဝးကမ့ၢ်ကမ့ၢ်, ထံာ်ထံာ်ထံာ်လိၢ်.
Ôs'cil-lâ'tion, *n.* See OSCILLATE, *v. i.*
Ôs'prâ-y, *n.* ထီၣ်ကြိၣ်တကလုၢ်, အိၣ်ထဲညၣ်.
Ôs'se-ou's, *a.* bony, လိၢ်တၢ်တၢ်အသိး, အိၣ်ဒီးတၢ်စံ.
Ôs'si-fy, *v. t.* ဒူးကဲထီၣ် က့ၢ်တၢ်အကစ့ၣ် လုး ဆူ အစံ.
——, *v. i.* ကဲထီၣ်တၢ်စံ.
Ôs'si-fi-ca'tion, *n.* See OSSIFY, *v. i.*
Os-tên'si-ble, *a.* manifest, apparent, ထာ်အစိၣ်
ဖျၢၣ်.
Ôs'ten-tâ'tion, *n.* See OSTENTATIOUS, *a.*
Ôs'ten-tâ'tioŭs, *a.* boastful, pretentious, showy,
ထာ်အစိၣ်ဖျၢၣ် ထီၣ်အတၢ်ခိၣ်, ထာ်အစိၣ်ထီၣ် ထီၣ်အသိး
ဒီးအံၤန့ၣ်, ထာ်အကတိၢ်ဒီးအကိၣ်.
Ôs'te-ŏl'o-gy, *n.* Anat. တၢ်က့ၣ်သ့ၣ်ဘၣ်စးဒီးပစံပကွဲ
ထာ်ပမိၢ်ပုၢ်ဒီးဂၢၢ်အဂ့ၢ်.
Ôs'trich, *n.* ထီၣ်ကထံာ်.
Ôth'er, *a.* different, not the same, အဂၢၢ်, အဂ့ၢ်အဂၢၢ်;
referring to one of two things, အဝဲ(တမံၤမံၤ);
as, whosoever shall smite thee on thy
right cheek, turn to him the other also,
ပုၤထာ်အဝဲဒဲးဒီးအထွဲတဂၢၢ်န့ၣ် ဟ့ၣ်စးဒီးန့ၣ်အိၣ် ထာ်အဝဲ
တခိၣ်တက့ၢ်; the other hand, စူးထဲတခိၣ်; take
the other road, ထဲထာ်ကွဲးထဲတဘိၣ်; on the
other side of the river, ထာ်ထံာ်တဲးဒီး; each

other, တဂၢၢ်ဒီးတဂၢၢ်ခုၣ်ခုၣ်; the other day,
ထာ်မကိၣ်တန့ၢ်.
Ôth'er-whêre, *adv.* ထာ်အဂၢၢ်, ထာ်အဂၢၢ်တပုၤ.
Ôth'er-wise, *conj.* မ့ၢ်တမ့ၢ်ဘၣ်ဒီးန့ၣ်ဒီး. ——, *adv.*
in a different manner, differently, တမံၤ
ခိၣ်တၢ်, ထာ်န့ၣ်အဝဲညါတမံၤ.
Ôt'tar, *n.* ဒီးအသိ, ဒီးအစိ, as ottar of roses, ဒီးတၢ်
ဆူၣ်အစိ.
Ôt'ter, *n.* ဆိ.
Ôt'to-man, *a.* pertaining to the empire of
Turkey, ဘၣ်စးဒီးကိၢ်တၢ်ကံၤ. ——, *n.* a
kind of seat, ထီၣ်ဆူၣ်ဒီးတကလုၢ်.
Ouch, *n.* ထာ်ထာ်အလုၢ်ဒိၣ်ပုၤဒိၣ်အဂၢၢ်.
Ought, *v. i.* proper, necessary, ကြၢးဂ့ၢ်; as, he
ought to go, ကြၢးအဝဲထဲ, it ought not so
to be, တဂ့ၢ်ဒိၣ်ဒီးန့ၣ်ဘၣ်.
Ounce, *n.* the weight, တၢ်ခဲအစာတကလုၢ်; the
animal, ဘိၣ်သအိၣ်တကလုၢ်.
Our, Ours, *poss.* of we, ဝ, ဝဲ; as, our book,
ဝထံာ်, this book is ours, ထံာ်အံၤမ့ၢ်ဝထံာ်ခိၣ်ပဝဲ.
Our-sêlf', Our-sêlves', *pron.* we or us, empha-
tic or reflexive, ပကစၢ်ခိၣ်ပဝဲ.
Oust, *v. t.* to eject, remove, နီၣ်ထီၣ်ကွံာ်, ဟီထီၣ်ကွံာ်.
Out, *adv.* without, not within, ထာ်မိတခိၣ်, တအိၣ်
ထာ်အပုၤထံာ်; to the end တုၤအကတၢ်; as,
hear me out, ဒီးကန့ၣ်ထာ်တုၤထံာ်ကတိၢ်က
ထာ်ဝဲ; finished, exhausted, ဘၢၣ်, ထာ်ထံာ်;
as, the wine is out, ဝးထံာ်ထာ်ထံာ်, extin-
guished, ထီၣ်ပံာ်, သံ; as, the fire is out,
မ့ၢ်အူထီၣ်ပံာ်ထံာ်, မ့ၢ်အူထံာ်ထံာ်; to be disclosed,
ဖျၢၣ်ထီၣ်ထံာ်; as, the secret is out, တၢ်မ့ၢ်သ့ၣ်န့ၣ်
ဖျၢၣ်ထီၣ်ထံာ်; in error or mistake, ကမ့ၢ်; as,
he was out in his reckoning, ဒူးတၢ်ကမ့ၢ်
ထံာ်; to be destitute, တအိၣ်ဘၣ်; as, he is
out of clothes, အတၢ်ကတၢ်ခိၣ်တအိၣ်; (used
as a command), ဒူးဟးထီၣ်ကွံာ်, မးကွံာ်; as,
out with the dog, ဒူးဟးထီၣ်ကွံာ်ထွံၣ်န့ၣ်တက့ၢ်;
out and out, entirely, completely, ဝဲထာ်
ဝဲဆူ, စိပုၤကထုၤ; as, it is a falsehood out and
out မ့ၢ်တၢ်ကတၢ်ကတၢ်န့ၣ် ဝဲထာ်ဝဲဆူ. ——, *n.*
a place outside of, ထဲထီၣ်ထာ်မိ; one who is
out of office, ပုၤထဲထီၣ်ထဲထံာ်. ——, *v. t.*
to eject, expel, ဒူးဟးထီၣ်ကွံာ်တၢ်ဆူမိ.

â, ê, î, ô, û, y, long; ä, ë, ï, ö, ü, y, short; câre, fâr, lâst, fâll, whæt; thêre, veîl, têrm; pique; dône, fôr,

Out-live', *v. i.* to survive, အိမ်သမုယံင်နွှ်ခိးတၢ်အဂၢၤတက့ၢ်.

Out-look, *n.* the act of looking out, watch, တၢ်ကွၢ်တၢ်သၢ်ခိး, the place from which one looks out, အလိၢ်ခိးပုၤကွၢ်တၢ်သၢ်ခိးသ့တပုၤ; the view obtained by looking out, sight, prospect, တၢ်သၢ်ပုၤထံင်သၢ်အကွၢ်တၢ်အဓၢၤဇုၢ်.

Out-l̄y-ing, *a.* remote, သၢ်အစိၣ်လိၢ်ထံင်သၢ်ခိး.

Out-mārch', *v. t.* သဲတၢ်ချွဲနွှ်ပုၤဂၤတက့ၢ်.

Out'mōst, *a.* ယံကတၢ်ဂၤသၢ်ခိး.

Out-nūm'ber, *v. t.* အိၣ်သၢ်နွှ်ခိးအဂၢၤတက့ၢ်တက့ၢ်.

Out'pōst, *n.* အလိၢ်ခိးသ့တပုၤ.

Out-pōur', *v. t.* to effuse, လူလိၢ်ဂၢ်လိၢ်တၢ်.

Out'rage, *v. t.* to abuse, မၤအာမၤနးတၢ်ဆူၣ်ဆူၣ်,မၤတတိတလိၢ်သ့. — *n.* See OUTRAGE, *v. t.*

Out-rā'geous, *a.* violent, furious, atrocious, သၢ်အမၤကစၣ်ဆူၣ်တၢ်ခိးအံၤဖိနွှ်,မၤတၢ်အာနးနးကထံင်.

Out-rēach', *v. t.* သဲသၢ်တၢ်ဂၤအမဲင်ညါ,သဲတၢ်တက့ၢ်တၢ်အဂၢၤ.

Out-ride', *v. t.* ခိးကသ့ၣ်ခိးသဲချွဲနွှ်ခိးတၢ်အဂၢၤတက့ၢ်.

Out'rid-er, *n.* one who travels on horseback, ပုၤသၢ်အထဲတၢ်ခိးကသ့ၣ်; a servant on horsebacks who attends a carriage, အခုၤအပုၤခိးကသ့ၣ်သၢ်အမိၣ်လွၢ်ကတၢ်အခံ.

Out'right, *adv.* instantly, တဘိးတဘိး, တကီၢ်ခါ; completely, ကထၢ်တၢ်,ခဲသၢ်ခဲဆ့,သၢ်အၢ်အၢ်.

Out-rōot', *v. t.* to eradicate, သဲဆူၣ်ခိးအခံ.

Out-rūn', *v. t.* to pass in running, outstrip, ဆူၣ်ချွဲနွှ်ပုၤဂၤတက့ၢ်; to surpass, ပုၤကွၢ်,တထၢ်ကွၢ်.

Out-sāil', *v. t.* သဲချွဲနွှ်ခိးတၢ်အဂၢၤတက့ၢ်.

Out-sēll', *v. t.* သိတၢ်တၢ်ခါနွှ်ခိးအဝဲတဂၢၤတက့ၢ်.

Out'set, *n.* beginning, တၢ်အစိၣ်တၢ်, တၢ်မၤလိၢ်သိတၢ်,တၢ်ခိးတၢ်မၤအခိၣ်ထံ.

Out-shine', *v. t.* ကပိၤဂုၤနွှ်အန့ၣ်တက့ၢ်,ကပိၤခိၣ်နွှ်အန့ၣ်တက့ၢ်.

Out-side", *n.* the surface or the space without, တၢ်အလိၢ်သၢ်ခိးတဖၣ်; the exterior, the utmost, အခိၣ်ကတၢ်,အနးကတၢ်. — *a.* exterior, external, သၢ်ခိးတဖၣ်.

Out-sit', *v. t.* ဆူၣ်နီၤတုၤအတထၢ်ကွၢ်အဆၢအကတီၢ်, ဆူၣ်နီၤထံင်နွှ်အဆၢအကတီၢ်.

Out'skirt, *n.* outpost, suburb, တၢ်အဆၢ,တၢ်အဆၢ.

Out-sprēad', *v. t.* to spread, diffuse, သထံင်လိၢ်တၢ်.

Out'stānd-ing, *a.* unpaid (as a debt), ထံင်ဆၢခိးကမၤလိၢ်အတလိၢ်တၢ်ကွၢ်ခိး.

Out-stāre', *v. t.* to outface, browbeat, ကွၢ်ပုၤကအိၣ်အိၣ်ခိးကမၤနးမၤဆၢတၢ်အဆၢ.

Out-strētch', *v. t.* to expand, သထံင်ထီၣ်.

Out-strip', *v. t.* See OUTRUN.

Out-sweār', *v. t.* မၤနးမၤဆၢတၢ်သၢ်အစိၣ်တၢ်ထူတၢ်နွှ်ခိးအဝဲတဂၢၤအဆၢ.

Out-tālk', *v. t.* မၤနးတၢ်သၢ်တၢ်ကထိၢ်အိၣ်အဆၢ.

Out-vie', *v. t.* to exceed, surpass, မၤတထၢ်ကွၢ်တၢ်,သဲပုၤကွၢ်တၢ်ဂၤ.

Out-vōte', *v. t.* မၤတၢ်အၢ်လိၢ်အိၣ်အိၣ်ခိးအဝဲတဂၢၤတက့ၢ်.

Out-wālk', *v. t.* သဲတၢ်ချွဲနွှ်ခိးပုၤဂၤတက့ၢ်,ပၣ်လိၢ်ထံင်ပုၤဂၤထၢ်တၢ်သဲအပုၤ.

Out'ward, *a.* exterior, external, သၢ်အစိၣ်သၢ်ခိးတဖၣ်; apparent, visible, သၢ်အစိၣ်ဖျါဝဲ. — *adv.* ဆူၣ်တဖၣ်.

Out'ward-bound, *a.* သၢ်အကထဲဆူၣ်တဖၣ်ထံတဖၣ်ကီၢ်.

Out-wēār', *v. t.* to outlast, ကျၢ်နွှ်ခိးတၢ်အဂၢၤတက့ၢ်,ကျၢ်အဂၢၤတက့ၢ်.

Out-weigh', *v. t.* to exceed in weight, ဆၢတက့ၢ်, လိၢ်သသၢ်ခိၣ်တက့ၢ်; to exceed in importance, အလိၢ်ခိၣ်တက့ၢ်,အလိၢ်ခိၣ်တက့ၢ်.

Out-wit', *v. t.* to overreach, မၤနးတၢ်သၢ်တၢ်ကွၢ်တၢ်ဆၢဂုၤနွှ်ပုၤဂၤအဆၢ.

Out'work, *n.* ထီၣ်သၢ်ခိးတဖၣ်.

Out-work', *v. t.* မၤတၢ်ဆူၣ်နွှ်ပုၤဂၤတက့ၢ်.

Ō'val, *n.* elliptical, တၢ်ဖျါၣ်ပယွဲ, တၢ်ဖျါၣ်ပယွဲခဲ. — *a.* ပယွဲခိၣ်ပယွဲခဲ,အကွၢ်အဂီၢ်မၤအသးခိၣ်တၢ်အစိၣ်အဆၢ.

O-vā'ri-al, O-vā'ri-an, *a.* ထံင်ဆၢခိး ovary. See OVARY.

Ō'va-ry, *n.* Anat. တၢ်သၢ်အကထဲထီၣ်ထီၣ်ထီၣ်ခိးအဂီၢ်, အလိၢ်ခိးတၢ်အစိၣ်အိၣ်ဝဲ; Bot. တၢ်ခွဲအလိၢ်,တၢ်ခွဲအဂၢၤ.

Ōv'en, *n.* တၢ်အကွၢ်သၢ်ပုၤအကထဲထီၣ်ထီၣ်ထီၣ်ခိးအဂီၢ်,တၢ်ခွဲထီၣ်ထီၣ်ထီၣ်ထီၣ်ခိးအဂီၢ်,တၢ်ခွဲထီၣ်ထီၣ်ထီၣ်ထီၣ်ခိးအဂီၢ်,တၢ်ခွဲထီၣ်ထီၣ်ထီၣ်ထီၣ်ခိးအဂီၢ်.

ä, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ō, ū, ŷ, short; cāre, fār, lāst, fəll, whəṭ; thère, veīl, tĕrm; pīque; dōne, fōr,

- Ö'ver-häng', *v. t.* to impend or hang over, လီၤဝဲၤထီၤတၢ်ဂၤဖိခိၣ်; to jut over, တၢ်ကွၢ်.
- Ö'ver-haul', *v. t.* to examine with a view to repairs, ကွၢ်အိၣ်ထီၤတၢ်လီၤဆဲး; to overtake, လူၤချဲးန့ၢ်ဆဲး.
- Ö'ver-head', *adv.* aloft, above, အိၣ်ထီၤတၢ်အဖိခိၣ်, အိၣ်ထီၤတၢ်အဖိခိၣ်.
- Ö'ver-hear', *v. t.* န့ၢ်ဟူၤတၢ်ထီၤတၢ်ပၣ်သ့ၣ်ပၣ်သးဆၣ်ဝဲၤ ဝဲၤခါ, န့ၢ်ဟူၤသ့ၣ်တၢ်.
- Ö'ver-joy', *v. t.* မၤသ့ၣ်ခုၤသးခုၤနးကဲၣ်.
- Ö'ver-li'bor', *v. t.* to harass with toil, မၤတၢ်ဖဲၣ်တၢ်အိၣ်ခိၣ်ဆဲးသး; to spend too much work on, ဝုၣ်မၤတၢ်ဖဲၣ်တၢ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသးလီၤ.
- Ö'ver-läde', *v. t.* to overburden, ဝဲၤတၢ်အိၣ်ခိၣ်ဆဲးသး.
- Ö'ver-länd', *a.* ကွၢ်ထီၤ.
- Ö'ver-lärg'e', *a.* too large, ခိၣ်နးကဲၣ်ဆိး.
- Ö'ver-läy', *v. t.* to lay upon, ကွၢ်; to smother by lying upon, ကွၢ်သံ. See ဝဲၤခါ. ၃: ၁၉; to oppress by weight, ကွၢ်ထီၤတၢ်ဆၢ န့ၢ်ဆဲးသး; to spread over the surface of, ကွၢ်ဆၢတၢ်, တၢ်တၢ်, ထွီၤတၢ်.
- Ö'ver-lēap', *v. t.* ခိၣ်ကပ်တၢ်.
- Ö'ver-lōad', *v. t.* ဝဲၤတၢ်အိၣ်ခိၣ်ဆဲးသး; to overload the stomach, အိၣ်လုၣ်ကိၣ်လုၣ်ကပ်တၢ်.
- Ö'ver-look', *v. t.* to view from a higher place, ကွၢ်တၢ်ထီၤတၢ်အိၣ်ထီၤလီၤ; to omit to see, pass by, ကွၢ်လဲၤတၢ်; to oversee, superintend, အံးကွၢ်ကွၢ်, ကဲၣ်ကတီၤကွၢ်တၢ်ဖဲၣ်တၢ်မၤ; to let pass with impunity, excuse, တၢ်ကဲၣ်တၢ်ကမၣ်ဆၣ်, တၢ်ခိၣ်ညိၣ်တၢ်တၢ်ကမၣ်ဆၣ်အိၣ်ခိၣ်ဆဲးသး, မၤအသးအတထံၣ်ဆၣ်အသး.
- Ö'ver-ly, *adv.* excessively, ခါကဲၣ်ဆိး, နးကဲၣ်ဆိး.
- Ö'ver-mās'ter', *v. t.* to subdue, govern, မၤန့ၢ်မၤဆၣ်တၢ်.
- Ö'ver-mätch', *v. t.* to overcome in strife, conquer, ခြဲးန့ၢ်ဝဲၤ, န့ၢ်တၢ်ထီၤတၢ်ခြၢၤလူၤ; to suppress by greater force, မၤန့ၢ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသးလီၤ. —, *n.* See *v. t.*
- Ö'ver-mēas'ure, *n.* surplus, အိၣ်ခိၣ်ဆဲးသး, excess of the measure proposed, အိၣ်ခိၣ်ဆဲးသး, ခါလုၣ်ကွၢ်.
- Ö'ver-müch', *a.* too much, အိၣ်ခိၣ်ဆဲးသး.

- Ö'ver-night', *adv.* during the night, သီတန့ၢ်ကွၢ်; last night, မတီၤတန့ၢ်.
- Ö'ver-päss', *v. t.* to pass away, ပုၤကွၢ်တၢ်ဝဲၣ်; to cross, ခိၣ်; to neglect, overlook, ကွၢ်ကပ်တၢ်.
- Ö'ver-päy', *v. t.* to pay more than is due, တၢ်တၢ်အိၣ်ခိၣ်ဆဲးသး; to pay more than the worth, တၢ်အိၣ်ခိၣ်ဆဲးသးလီၤ.
- Ö'ver-plus, *n.* surplus, တၢ်အိၣ်ခိၣ်ဆဲးသး, တၢ်အိၣ်ခိၣ်ဆဲးသးလီၤ.
- Ö'ver-poise', *v. t.* to outweigh, ဆၢခိၣ်တကွၢ်, ထီၤတၢ်ထီၤတၢ်ဆၢခိၣ်ဆဲးသး. —, *n.* တၢ်ထီၤတၢ်ဆၢခိၣ်ဆဲးသးတၢ်.
- Ö'ver-pow'er, *v. t.* to overcome, conquer, defeat, မၤန့ၢ်တၢ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသးလီၤ.
- Ö'ver-präss', *v. t.* to overcome by force, crush, မၤသ့ၣ်မၤခိၣ်တၢ်, to overcome by importunity, ခိၣ်န့ၢ်ဆိၣ်န့ၢ်တၢ်အိၣ်ခိၣ်ဆဲးသး.
- Ö'ver-prize, *v. t.* to esteem too highly, overvalue, ထီၤတၢ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသး; to put too high a price upon, ပၣ်သ့ၣ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသး.
- Ö'ver-räte', *v. t.* See OVERPRIZE, *v. t.*
- Ö'ver-rēach', *v. t.* to extend beyond the proper place, ထီၤတၢ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသး; to cheat, မၤန့ၢ်ပုၤတၢ်ထီၤတၢ်လီၤတၢ်ဝဲၣ်လူၤ.
- Ö'ver-ripe', *a.* ဝဲၤတၢ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသး.
- Ö'ver-rüle', *v. t.* to control by predominant power, ခိၣ်ညိၣ်ပၤတၢ်တၢ်အိၣ်ခိၣ်ဆဲးသးလီၤကွၢ်အိၣ်ခိၣ်ဆဲးသးတၢ်.
- Ö'ver-rün', *v. t.* to run or spread over to excess, လုၣ်သးကွၢ်တၢ်; to subdue, oppress, မၤန့ၢ်တၢ်.
- Ö'ver-säa', *adv.* တၢ်ခိၣ်ခိၣ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသး.
- Ö'ver-see', *v. t.* to superintend, overlook, အံးကွၢ်ကွၢ်တၢ်, ပၤဆၣ်တၢ်.
- Ö'ver-seer', *n.* a superintendent, a supervisor, ပုၤတၢ်ထီၤတၢ်အိၣ်ခိၣ်ဆဲးသးလီၤတၢ်ပုၤ.
- Ö'ver-sët', *v. t.* to throw down on the side, overturn, ကွၢ်ထီၤတၢ်ကွၢ်တၢ်; to turn bottom upwards, တွၢ်ကွၢ်ခိၣ်ကွၢ်ခိၣ်တၢ်; to subvert, ဘိးကခါခိၣ်မၤတၢ်ကွၢ်တၢ်.
- Ö'ver-shäde', *v. t.* ခုၤထီၤတၢ်.

ä, é, ï, ò, ù, ȳ, long; ä, ë, ï, ö, ü, ȳ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fôr,

- Ōver-shid'ōw, *v. t.* to throw a shadow over, မလိကခုတ်; to shelter, မသေတတ်, သမိဆတ်တတ်.
- Ōver-shoot', *v. t.* to shoot beyond, ဝဠိန်ခေးတန် နှင့်တထာကွင်ခေး; to pass swiftly over, ဒိတ်ချွမ်း.
- Ōver-sight, *n.* superintendence, supervision, တာ်ခမ်းထိန်ကွာ်လိခိးစံင်ဠိန်ပီတုတ်ခမ်းတာ်မေ်ခံင် နှုး; a mistake, an overlooking, an error, တာ်လိကမုတ်ထာ်တာ်တပလိန်ထင်ခေးအမိ.
- Ōver-sleep', *v. i.* ခံနူးနူးခေး, ခံနူးကဲင်မိး, ပံတထာကွင် ခေးထာ်ခေတိန်.
- Ōver-soon', *adv.* too quickly, ချွဲကဲင်မိး; too early, ထာ်ခေတိန်ထင်ခေး.
- Ōver-spread', *v. t.* to spread or cover over, သထင်လိထာ်ခေမိမိန်. —, *v. i.* to be covered, ထိန်ထာ်.
- Ōver-stēp', *v. t.* to step over, ခါပတ်; to exceed, ထာ်ခေတိန်.
- Ōver-stöck', *v. t.* to crowd, တံးနှုင်ဆွဲနှုင်တာ်ခေခူး ခေး; to supply too much; as, to overstock the market with rice, ထဲစိန်ဘုခုဠိ ခေခေတုဠိထင်ထင်ကွင်ဝဲတထာ်ထင်.
- Ōver-strain', *v. t.* ထူးထိန်ခေခံင်ခေထာ်ဆွဲနူးခေး.
- Ōvert, *a.* open, evident, ထာ်ခေထိန်ဠိဝဲစိန်ဝဲလဲ.
- Ōver-take', *v. t.* to catch or come up with, ချူးနူးခေခံ; to be overtaken by danger or trouble, ချူးခံနူးခေး.
- Ōver-tāsk', *v. t.* မာ်ခေမာ်တာ်ခမ်းတာ်ခေခူးခေး.
- Ōver-throw', *v. t.* to turn upside down, upset, ဆင်ကခါခါကခါတာ်; to throw down from an erect position, prostrate, တုာ်လိကွင် တာ်; to demolish, ruin, မလိခိတုာ်; to destroy, မလေးဂွင်တေးဂါတာ်.
- Ōver-throw, *n.* subversion. See *v. t.*
- Ōver-tūp', *v. t.* to rise above the top, ထဲထိန် ဝဲထိန်ထိန်ခမ်းတာ်ခေမိမိန်တကွာ်; to excel, surpass, ထိထိန်ထိန်တာ်ခေတတကွာ်.
- Ōvert-ūre, *n.* a proposal, an offer, တာ်ပင်လိ တာ်တခံထာ်ပုဂံကခါကခါခေမိမိန်, ခွာ်ခေကတုာ် တုာ်လိ ခေခါ; *Mus.* တာ်ဆွာ်နှုင်ခမ်းခေမိမိန်.
- Ōver-tūrn', *v. t.* to throw down, မလိခိတုာ်; to turn bottom upwards, upset, ခါကခါထိန် တာ်, ဆင်ကခါထိန်တာ်; to destroy, မလေးဂွင်တေး

- ဂါတာ်; to conquer, overpower, မာ်နာ်မာ် ဆင်တာ်.—, *n.* See OVERTURN, *v. t.*
- Ōver-väl'ūe, *v. t.* to rate at too high a price, overestimate, ပင်တာ်ခေပွဲထေခိန်ခေးတကွာ်; to reckon, as to power, importance &c. too highly, ပင်ကဲထေခိန်ခေထင်ထင်မိး.
- Ōver-ween'ing, *a.* ထာ်ခေပင်မိန်ပင်ကဲတာ်နူးကဲင်မိး.
- Ōver-weigh', *v. t.* to outweigh, မာ်ဆာ်နူးခမ်းခေး. See OVERBALANCE.
- Ōver-weight, *a.* too heavy, တာ်ခေတထာ်ဆာ်နူး ခမ်းခေးတကွာ်; of greater importance, ခေ ဝုာ်ခေထိန်မိန်နှုင်တာ်ခေတတခံ.
- Ōver-whēlm', *v. t.* to crush, လှင်ထာ်မထာ်ထာ်ခေ ခေခေမိ; as, to overwhelm with waves, ထဲထိန်ထာ်ခေထိန်တာ်ခေခါ; to overwhelm with care, affliction and the like, မာ်နူးမာ်ဠိန်, မာ် ဆွဲမာ်ခေ.
- Ōver-work', *v. t.* to cause to overdo, မာ်ခေခမ်း တာ်မာ်တာ်နူးကဲင်မိးတုာ်တာ်ထွဲတာ်ထာ်ခေး.—, *v. i.* to overdo, မာ်တာ်တုာ်ထွဲခေး.
- Ōver-work, *n.* work beyond the amount stipulated, တာ်မထာ်ခေတာ်ခေခင်ထေထေခေမိ မိန်; excessive labor, တာ်ခမ်းတာ်မာ်တထာ်ကွင် ခေး.
- Ōver-wörn', *a.* worn out, as by toil, ခေခံခေထိ ထာ်ကွင်ဝဲထာ်ခေမာ်တာ်နူးကဲင်မိးခေမိ; by use or time, trite, သွင်တုာ်ခေဘူးတခေခင်ထာ်.
- Ōver-wrought', *a.* ထင်စားခိးတာ်ခမ်းတာ်မာ်တထာ်ကွင် ခေး.
- Ōver-zēal'ous, *a.* too zealous, ထာ်ခေးဆွဲနူးကဲင် မိး, ထာ်ခေးဝဲလိန်နူးကဲင်မိး.
- Ōvi-fōrm, *a.* oval, ခေကွာ်ခေဂါလိဂင်ခိးထိန်.
- O-vif'er-ous, O-vip'ar-ous, *a.* ထာ်ခေမိထဲထဲထာ် တာ် ခိန်, ခေထိန်ထာ်ခေခိန်ထေထေ.
- Ōwe, *v. t.* to be indebted, ကမာ်ထိန်, ကမာ်ထိန်; to be obliged for, ခေဘူးခေခိန်, ခိးနူးခေဘူး.
- Ōw'ing, *p. a.* due, ထင်စားခိးကမာ်ထာ်ခေတလိးတုာ်ကုာ် ခိးထင်; consequential, following as an effect, ထာ်ခေကဲထိန်ဝဲထာ်တာ်ခေဝုာ်ခေမိမိန် တခံ မာ် ခေမိ; owing to, (*prep.*), ထာ်ခေမိ; as, owing to sickness, I did not come, ထာ်တာ် ခေခေမိနှုင်, ယတထဲထင်.
- Owl, *n.* (different species), မိကခါ.

do, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ġ as ĵ; ġ as in ġet; ſ as z; x as gz; n as in linger.

P.

Páb'ü-lar, Páb'ü-loüs, a. alimental, ဘဉ်ဆးဒီးတၢ်
 အိၣ်တၢ်အိၣ်.
Páb'ü-lüm, n. food, aliment, တၢ်အိၣ်တၢ်အိၣ်; fuel,
 သ့ၣ်ရုၣ်, သ့ၣ်လး (rare).
Päçe, v. t. to step along, walk တး; to pace to
 and fro, တးဝှဲဒီး. —, *v. t.* to measure
 by steps, ထီၣ်တၢ်ခိၣ်ခါ. —, *n.* a step of
 the foot, ခိၣ်ခါ; manner of walking, gait,
 ထဲတၢ်က့တၢ်အလှၢ်အလှၢ်; a measure of 2 ½
 feet, တၢ်ထီၣ်အိၣ် ၂ ဝှဲတက့ၣ်; amble, ကသ့ၣ်
 ထဲတၢ်အလှၢ်အလှၢ်လၢ အလှၢ် ထီၣ် အစုအခိၣ်တခါ
 တျီၣ်.
Pä'çer, n. ကသ့ၣ်လၢအထူးထီၣ်အစုအခိၣ်တခါတကျီၣ်ထီၣ်
 အထဲတၢ်က့တၢ်အလှၢ်.
Pa-çific, a. calm, tranquil, peaceful, ထၢအတဝဲ
 ဣၣ်ထၢ, ထၢအအိၣ်ဂၢ်သဝၢ်; peace-making,
 appeasing, conciliatory, ထၢအမၤဆူလိၣ်ဒီး
 လိၣ်တၢ်.
Päç'i-fi-cä'tion, n. the act of making peace
 between contending parties, တၢ်ဆူလိၣ်
 ဆိးက့ၤအစၢ်ရၢ်န့ၣ်ဒီး အကဝဲဒီးဒိတံၤဒိသကိးလိၣ်
 က့ၤအသးသကိးသကိး. See PACIFY.
Päç'i-fy, v. t. to still, quiet, ဒုးခိၣ်ဂၢ်တၢ်; to
 appease passion, restore peace, မၤတၢ်ဒ်
 သိးအကကျၢ်သးအိၣ်, မၤဆူလိၣ်ဒီးလိၣ်.
Päck, v. t. to place in a snug compass, stow, ဝ်
 ဆူၣ်တပူၤထီၣ်; to bind up in a package, to
 bundle up, ဘိၣ်ဆူၣ်တၢ်ဖိတၢ်ထီၣ်, ဘိၣ်ထီၣ်တၢ်ဘိၣ်
 တၢ်စ့ၤ; to sort and arrange cards pri-
 vately, သုးက့ၤကျဲၤက့ၤမဲၤသ့ၣ်ဒီးသိးအကမၤန့ၤတၢ်
 အိၣ်; to unite picked persons for some
 private end, ပုၤမၤဆူၣ်လိၣ်အသးထၢတၢ်အာတမံၤ
 မံၤသိးအကန့ၢ်အကျဲၤလၢအိၣ်ခိၣ်ခါ. —, *n.*
 a bundle, a package, a bale, တၢ်ဘိၣ်တၢ်စ့ၤ;
 a set of cards, ဝဲတက့ၣ်; a number of per-
 sons confederated in some bad design,
 ပုၤအာတကရၢ်ဒိတံၤ ဒိသကိးလိၣ် အသးသိး အကမၤ
 တၢ်အာတမံၤမံၤအိၣ်; a number of dogs hunt-
 ing together, ထွံၣ်တကရၢ်ထၢအလှၢ်ဆူၣ်တၢ်.

Päck'age, n. a bundle, a bale, a parcel, တၢ်
 ဘိၣ်တၢ်စ့ၤ.
Päck'-cloth, n. တၢ်ကံးညှၢ်လၢအကဘိၣ်တၢ်အိၣ်.
Päck'et, n. a small pack or package, တၢ်ဘိၣ်ဒိ;
 a vessel that carries letters and passen-
 gers. See PACKETSHIP.
Päck'-horse, n. ကသ့ၣ်လၢအစိၣ်တၢ်ဘိၣ်တၢ်
 စ့ၤဒီးတၢ်
 အစာတမံၤမံၤ.
Päck'-off, v. t. မၤကထဲၣ်ကတိၤတၢ်ဖိတၢ်ထီၣ်
 သိးအကစိၣ်ဝဲ
 ဆူလိၣ်အဂၤထၢအဆူ.
Päck'et-ship, n. ကဘိၣ်ဆိးဒီးထၢအဆူ
 ထီၣ်ဆူလိၣ်ပုၤ
 ထဲတၢ်ဖိဒီးထီၣ်ဒီးထီၣ်ဒီးသ့ၣ်တဖၣ်.
Päck'-säd'dle, n. ဒီးကၢ်တကလုၣ်ထၢပုၤ
 မိၣ်တၢ်အစာ
 လၢအလိၣ်.
Päck'-thread, n. လုၣ်အကျၢ်လၢအက
 ဘိၣ်တၢ်စ့ၤ
 အိၣ်.
Päct, Päc-tion, n. an agreement, a compact,
 a league, တၢ်သးဆူလိၣ်လုၣ်လိၣ်အသး
 သကိးသကိးဒီး
 ဒုးကဲထီၣ်တၢ်အာၣ်လိၣ်အသး.
Päd, n. a small cushion, တၢ်တခါ
 ဒိးခိၣ်ပွဲၤဒီး
 တၢ်တမံၤမံၤ; a flat saddle, ကသ့ၣ်
 အလိၣ်ပူၤ; an
 easy-paced horse, ကသ့ၣ်လၢအထဲ
 ညီၣ်န့ၢ်တၢ်
 ကလိၣ်ကလိၣ်. —, *v. t.* to fill or stuff
 with
 padding, မၤပွဲၤထၢတၢ်ကဝုၣ်
 တမံၤ.
Päd'ding, n. တၢ်ကဝုၣ်တမံၤမံၤ
 ထၢအမၤပွဲၤ
 တၢ်တခါ
 အိၣ်.
Päd'dle, v. t. to row with a pawing
 motion,
 ဝံ; to play in the water with a pawing
 motion, ဝံလိၣ်ကွဲထံ. —, *n.* an oar,
 နီၣ်
 ဝံ, တၢ်စ့ၣ်တလုၣ်.
Päd'dle-wheel, n. ဝဲမံၤတၢ်
 လၢကဘိၣ်
 ထဲတၢ်အိၣ်.
Päd'dock, n. a large frog or toad, ဒုၣ်
 ဒီးခိၣ်;
 a small inclosure for pasture, အကရၢ်
 ဒိ.
Päd'dy, n. rice in the husk, ဘု,
 ဘုဖိထုဖိ; an
 Irishman, (In
 joke or contempt), ကိးအဲဆၣ်
 ထၣ်အထံ
 ဒိကိၣ်ဒိ.
Päd'löck, n. သိးအစၢ်ထၢအအိၣ်
 ဒီးအိၣ်
 ကျီၣ်. —, *v. t.* to fasten with a
 padlock, ဝံ
 တံၢ်ဆၣ်
 တၢ်တမံၤမံၤ
 ထၢအိၣ်
 ကျီၣ်.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; ş as z; x as gz; n as in linger.

Pæ'an, Pē'an, *n.* a song of triumph, တာ်သးဝံင်
တကလုင်ထာ်အတင်စားဒီးတာ်ယူးထီၣ်ပှၤမးနၤတာ်.
Pā'gan, *n.* a heathen, an idolater, ဘိတာ်ဂိၤဒိ.
——, *a.* pertaining to pagans, heathen-
ish, တင်စားဒီးပှၤဘိတာ်ဂိၤဒိ; pertaining to
paganism, တင်စားဒီးတာ်ဘိတာ်ဂိၤဒိလုၣ်အထံ.
Pā'gan-ism, *n.* heathenism, idolatry, တာ်ဘျုးတာ်
ဘိတာ်ဂိၤတာ်ဖိၣ်အလုၣ်အထံ.
Pā'gan-ize, *v. t.* to convert to heathenism, ခုး
ထဲၤန့ၣ်ဒီးဆူပှၤဘိတာ်ဂိၤဒိသ့ၣ်အလုၣ်အထံအပှၤ.
Pāge, *n.* a boy in attendance on a great man,
ဖိသ့ၣ်ဖိၣ်ခွါထာ်အဒီးမၤထီၣ်မၤလီၤအ သး ထာ်ပှၤ အ
ဖိၣ်အပှၤ; one side of the leaf of a book,
ထီၣ်အကတံးပၤ. ——, *v. t.* ကွဲၤလီၤနီၣ်ခံၣ်လၢထီၣ်
အကတံးကတၢ်အထီၣ်.
Pāg'eant (pāg'ant), *n.* a show, a spectacle, တာ်
ထဲၤခူးန့ၣ်ပှၤတာ်ဂိၤတာ်ဖိၣ်အကလုၣ်ကလုၣ်ထာ်မုၢ်ဒီးပွဲ
ဒီးအပှၤ, တာ်မၤဤဂုၤဂုၤ ထာ်ပှၤဂၤအဝဲၣ်ညါၣ် သီး အ
ကဒီးန့ၣ်တာ်ခံး ထီၣ်ပတြၤဒီး အ ဂိၤ. ——, *a.*
showy, pompous, ထာ်အမၤဤထီၣ်တာ်စံတာ်
ထာ်ခူးမး.
Pa-gō'dā, *n.* ဗိၣ်ဒီးဝံင်ဒီး.
Pail, *n.* a water-pail, a bucket ထံး; a milk-
pail, တာ်န့ၣ်ထံးအစာ.
Pain, *n.*—of body, suffering, တာ်ဆီးကွဲၣ်နီၤ, တာ်ဆူး
တာ်ဆါ; distress of mind, grief, anxiety,
တာ်သ့ၣ်ကိၣ်သးဂိၤ, တာ်သ့ၣ်ဆူးသးဆူး. ——, *v. t.*
to cause pain or grief, to distress, grieve,
မၤဆါ, ခုးသ့ၣ်ကိၣ်သးဂိၤပှၤ.
Pain'ful, *a.* giving pain, ထာ်အခုးကဲထီၣ်တာ်ဆူးတာ်
ဆါမုၢ်ဂုၤ, တာ်သ့ၣ်ဆူးသးဆူးမုၢ်ဂုၤ; difficult, အ
ကိၣ်အဝဲ; laborious, တင်စားဒီးမၤတာ်ကိၣ်အဝဲ.
Pain'ful-ness, *n.* See PAINFUL, *a.*
Pain'less, *n.* တာ်ဆူးတာ်ဆါ, တာ်သ့ၣ်ကိၣ်သးဂိၤတအိၣ်.
Pains, *n. pl.* toilsome effort, care, တာ်ကွဲၣ်စား
န့မး, တာ်မၤတာ်ဖိၣ်ဖိၣ်ယံၣ်ယံၣ်ကိၣ်အဝဲ; the dis-
tress of childbirth, တာ်ထူးဆါ.
Pains'tak-er, *n.* See PAINSTAKING, *a.*
Pains'tak-ing, *a.* careful, ထာ်အကွဲၣ်စားမၤတာ်လီၤ
တာ်လီၤဆဲး. ——, *n.* See *a.*
Paint, *n.* pigment, ကသိၣ်ထာ်ပှၤပှၤတာ်အဂိၤ. ——,
v. t. to besmear with paint, color, ပှၤတာ်ဒီး
ကသိၣ်; to form a figure or likeness in

colors, ကွဲၣ်တာ်ဂိၤဒီးကသိၣ်ပှၤ; to diversify
with colors, ကွဲၣ်တာ်ဒီးကသိၣ်ပှၤထာ်အထွဲၣ်လီၤဆီ
ထီၣ်အသးခံးခံးန့ၣ်; to describe vividly, ထဲၣ်
ထီၣ်တာ်အကွဲၣ်အဂိၤခံးခံးန့ၣ်.
Paint'er *n.*—of houses, ပှၤပှၤတာ်ဖိၣ်တဂၤ;—of pic-
tures, ပှၤထာ်အကွဲၣ်တာ်ဂိၤခံးခံးန့ၣ်တဂၤ; a rope
to fasten a boat with, ပှၤတဘိလၢပှၤစာ်
ခွဲထာ်ကဘိမုၢ်ဂုၤ, ထာ်တာ်အဂုၤအဂၤမုၢ်ဂုၤ.
Paint'ing, *n.* the art of forming figures or like-
nesses in colors, တာ်သ့ၣ်တာ်တင်, တင်စားဒီးတာ်
ကွဲၣ်တာ်ဂိၤတာ်ဖိၣ်ခံးခံးန့ၣ်; a picture, တာ်ဂိၤ
ထာ်အတင်ကွဲၣ်အသးဒီးကသိၣ်ထံးအိၣ်ဒီးအလုၣ်; in a
frame, တာ်ဂိၤထာ်အစုၣ်ထီၣ်န့ၣ်ဝဲအခိၣ်န့ၣ်.
Pair, *n.* တာ်အဆီ; as, a pair of shoes, ခိၣ်ခံးတဆီ.
——, *v. i.* to be united in couples, ဝဲ
ထီၣ်တာ်တဆီဆီ. ——, *v. t.* to unite in coup-
les, ခုးကဲထီၣ်တာ်ခံးခံးန့ၣ်ထာ်တဆီဆီ.
Pal'ace, *n.* the residence of a king, န့ၣ်, နီၣ်, အထီၣ်
ခဲစီၤလိၣ်စီၤပၤတစ့အိၣ်ဝဲဆီဝဲထာ်အပှၤ; a splen-
did place of residence, တံးခဲဒီးခိၣ်ထာ်အအိၣ်
ဒီးအဆီအထာ်တဈာ်.
Pal'an-quin' (-kēn'), *n.* a palkee, အခုးခိၣ်ထာ်ပှၤ
ညီၣ်ထီၣ်ပှၤတဂၤဒီးတကလုၣ်.
Pal'an-quin'-car'riage, *n.* ထွဲၣ်ကတၢ်တကလုၣ်.
Pal'a-ta-ble, *a.* relishable, savory, အဝံင်, အဝံင်အ
ဆါ.
Pal'a-tal, *a.* pertaining to the palate, တင်စား
ဒီးပက်ပှၤဆူပခၣ်ခိၣ်တဖိ; uttered by the aid
of the palate, တင်စားဒီးလိၣ်ခဲၣ်ဈာ်လၢပစ့ၣ်ထီၣ်
ထီၣ်ဒီးပပှၤအခိၣ်ထံးကွဲၣ်ထီၣ်အသးတင်ပခၣ်ခိၣ်.
Pal'ate, *n.* the roof of the mouth, ပက်ပှၤဆူပ
ခိၣ်တဖိ; taste, စ့ၣ် (sense) တင်စားဒီးတာ်ထွဲၣ်ကွဲၣ်
ထီၣ်ကွဲၣ်တာ်.
Pa-lāv'er, *n.* idle talk, တာ်ကတိၤကလီၤကလီ; flat-
tery, adulation, တာ်ကတိၤတာ်ခံးအကမၤစုၣ်
န့ၣ်တင်စားပှၤအဂိၤ; a conference, discussion,
တာ်ကတၢ်ကိၣ်လိၣ်အသး. ——, *v. t.* and *v. i.* to
hold a palaver, ကျၣ်ယုၣ်လိၣ်အသး, ကတၢ်ကိၣ်
လိၣ်အသး; to talk idly, flatter, ကတိၤကလီ.
တာ်ခံးထီၣ်ပတြၤဒီးထီၣ်န့ၣ်တာ်.
Pale, *a.* blanched in countenance from fright,
အဝဲၣ်လီၤသပှၤဝဲ; deficient in color, pallid,
wan, as in sickness, အဝဲၣ်လီၤဝဲ, လီၤဝဲလီၤ

ā, ē, ī, ō, ū, ū, long; ä, ë, ï, ö, ü, ŷ, short; cāre, fār, lāst, fall, whæt; thère, veil, tērm; pique, dōne, fòr,

ဘိ; not brilliant, dim, လာအလွှာကကြပ်တည်း; pale-faced, မဲသန်လီဝါဝဲဒီးအသွန်တဖိထံဘမိ လာဘည်.—, *n.* a narrow, pointed board used in making a fence, a picket, သွန်တပ် ဖိစွဲခိင်ထာပှာညှိခွါမလဲထီင်ကရ၊; an inclosing fence, ကရ၊; a limited territory, ကိရ်အလီဝါ တပှာ.—, *v. t.* to inclose, မကရ၊တပ်; to make pale, မလီထီင်အလွှာတစဲ.—, *v. i.* to turn pale, လီဝါ,လီသပှာ.

Pale'ness, *n.* pallor. See PALE, *a.*
Pā'le-ōg'ra-phy, *n.* an ancient manner of writing, တပ်ကွဲလိင်ထာပှာအလှ်အလှ်; the art of deciphering ancient documents, တပ်ဒီးဒီး နှ်ပာ်တပ်ထာပှာလောကစာ.

Pal'frey, *n.* a small horse, ကသွန်ဖိထာပှာ မိန် မိန် မာညှိခွါဒီးဝဲ.
Pā'li, *n.* ပှာတိန်ခွါဖိအကျိင်တကထုင်လာအတပ်စားဒီးအ တပ်သွန်တပ်သါအလှ်အလှ်.

Pā'ling, *n.* an inclosure made with pales, a fence, ကရ၊ထာပှာမလဲထီင်ဝဲဒီးသွန်တပ်ဖိခိင်စူတ ဖန်; an inclosure, ကရ၊ပှာ, ဝါပှာ; the pales with which the inclosure is made, သွန်တပ်ဖိခိင်စူတဖန်ထာပှာဒူးကဲထီင်ကရ၊.

Pā'li-sāde', *n.* ကရ၊လာပှာသွေးဖိမလဲထာ အဆဲးထွန်လီဝါ သွန်ခိင်စူတဖန် ကျ၊မေးဒီးအကကြိစာန် ချင်ခါအဂိဝါ.—, *v. t.* ဆဲးကရ၊စာန်တပ်ထာသွန်ခိင်စူ.

Pā'lish, *a.* ဝါစား,လာအလွှာလီဝါတစဲ.

Pā'kee, *n.* See PALANQUIN.

Pall, *n.* a cloak of state ထူးခိင်လာပာပာဒီးပခိင်ပ ဝှာတဖန်ညှိခွါခါဝဲ; the cloth thrown over a coffin, တပ်ကံးညှင်သူထာပှာကေးဘာစာန်ကျင်အ ဂိဝါ.—, *v. i.* to become vapid or insipid, အဂိဝါအထါအဂိဝါအသဟိန် လီဝါ စာန်ကွန်ဝဲခိင်.—, *v. t.* to make vapid or insipid, မာလီဝါ စာန်တပ်အဂိဝါအထါအဂိဝါအသဟိန်; to depress, dispirit, မာလီပှာအသး; to satiate, cloy, ခိင်ထုင်ကိတပ်.

Pal-lā'di-ūm, *n.* တပ်တမံခံထာအကြိစာန်တပ်မာအာမာ နးအကျဲ.

Pāl'let, *n.* a small bed, လိပ်မိ; a board for holding painter's colors, a palette, တပ်ခိ တပ်ထာပှာ တုတပ်ဂီတဖန်ပင်အကသိန်ခွထာအလီဝါ သီးအကခွတပ်အဂိဝါ.

Pāl'li-āte, *v. t.* to extenuate a fault, ကတိတပ်ဒ် သီးအတပ်ကမန်သူတဖျါထာအခိင်အထါတပှာ,ကတိ ပှာပှာတပ်ကဖန်တသ့ဝဲအသ့; to abate, mitigate, မာညှိထီင်ကတစဲ, မာစာလီကတစဲ.

Pāl'li-ā'tion, *n.* extenuation, mitigation. See PALLIATE.

Pāl'li-a-tive, *a.* extenuating, palliating, လာအ ကတိပှာပှာတပ်ကမန်ဒ်အံဒ်ခွါ; alleviating, လာ အမာပှာလီဝါတပ်ဆူးတပ်ဆါ.

Pāl'lid, *a.* pale, as the countenance, လီဝါ; deficient in color, အလွှာတကကြပ်တည်း.

Pāl'lid-ness, **Pāl'lor**, *n.* See PALLID.

Pālm, *n.* the inner part of the hand, စုညါသး; the measure of three or four inches, တပ် ထီင်ခိင်သာစုပှာစာန်စာန်; a genus of trees, လီ,ဆီ,စုညါပလိန်,သဲ,ခိင်ကထုင်ကထုင်; a token of victory or rejoicing, တပ်စုညါလာအ ဒူးခိင်တပ်မာပှာတပ်; as, "clothed with white robes and palms in their hands," ကုသီးဒီးတပ်အဝါ, ဒီးခိင်ဒီးစုညါပလိန် အလှ်လာ အစု ပှာ. See လိပ်, ဂု:ေ.—, *v. t.* to conceal in the palm of the hand, ပင်စုညါလာစုညါသး ပှာ,ဒီးတပ်စာန်စုညါတပ်.—Palm off, ဆါကွန် လာတပ်လီတပ်ပှာ.

Pāl'mate, **Pāl'mā-ted**, *a. Bot.* လာအထုင်မာအသး ဖိစုပှာစုနာအသီး.

Pāl'mi-pēd, *a.* ခိင်ဒီးအခိင်မာအသးခိင်ထီင်ခွင်အသီး.

Pāl'mis-try, *n.* တပ်ကွန်တပ်စားထာပှာညှိခွါကွန်ပှာအစု ထါဒီးထဲပျါထာတပ်ကမာအသးဒီးဒါဆုညါဒ်အံဒ်ခွါ.

Pālm'y, *a.* prosperous, ခိင်ဘိင်ထီင်ညှိထီင်.

Pāl'pa-bil'i-ty, **Pāl'pa-ble-ness**, *n.* See PALPABLE, *a.*

Pāl'pa-ble, *a.* tangible, လာပသွန်ညါအဝှာလာပထီး ကွန်အီကထာကွန်အီအစါ; plain, obvious, လာအခိင်ပျါခိင်ဝဲလဲ.

Pāl'pi-tāte, *v. i.*—from weakness, to flutter, သးဘဲး ချွဲချွဲ; —from fear, to throb, သးမိဝါ,သးကမိဝါ.

Pāl'pi-tā'tion, *n.* See PALPITATE, *v. i.*

Pāl'sic-al, *a.* palsied, paralytic, ခိင်ဒီးpalsy; to be deprived of energy, လာအဂိဝါအထါ တါမာဝဲ. See PALSY.

Pāl'sy, *n.* paralysis, တပ်အမိအကမိလောအကပှာက

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linge: .

- ဝဲၤဝဲၤတဲၤတဲၤထံၤ. —, *v. t.* မၤတဲၤတဲၤတဲၤတဲၤ
ဒါ. See PARALYZE.
- Pal'ter, *v. i.* to shift, higgler, dodge, တဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤ, မၤတဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pal'try, *a.* vile, worthless, mean, တဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pam'per, *v. t.* to feed luxuriously, ဒုးဒုးဒုးဒုး
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ, တဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ; to gratify unduly,
မၤတဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pam'phlet, *n.* ထံၤတဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤ.
- Pam'phlet-er', *n.* ပုၤတဲၤတဲၤတဲၤ
pamphlets တဲၤတဲၤ.
- Pan, *n.* a vessel broad and shallow, သံတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ; — of a gun,
ကျိးတဲၤတဲၤ.
- Pan'a-g'e's, *n.* a cure-all, a catholicon, ကံၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pa-na'da, *n.* ကိၤတဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'cake, *n.* ကိၤတဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'cre-as, *n.* ဂျှံၤ(gland) တဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'dal, *n.* ဘိးတဲၤတဲၤ, တဲၤတဲၤတဲၤ.
- Pan'dect, *n.* ထံၤတဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'der, *n.* a pimp, a procurer, ပုၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pane, *n.* ခဲၤတဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'e-gy'r'ic, *n.* an elaborate encomium, eu-

- logy, တဲၤတဲၤတဲၤတဲၤတဲၤ. —, *a.* lau-
datory, panegyric. See *n.*
- Pan'e-gy'r'ist, *n.* a eulogist, an encomiast, ပုၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'e-gy-rize, *v. t.* to laud, to praise highly,
တဲၤတဲၤတဲၤတဲၤတဲၤ. See PANEGYRIST.
- Pan'el, *n.* a board inserted in a frame, သုၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pang, *n.* a paroysm of extreme pain of body
or mind, တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'go-lin, *n.* the manis or scaly ant-eater,
ထိးတဲၤတဲၤ.
- Pan'ic, *n.* sudden fright. See PANIC-STRUCK, *a.*
- Pan'ic-struck, *a.* တဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'nel, *n.* တဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'nier (pan'yer), *n.* a kind of basket carri-
ed on a horse, နံၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'o-ply, *n.* armament, တဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'o-rä'mä, *n.* တဲၤတဲၤတဲၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'o-rä'm'ic, *a.* pertaining to or like a pan-
orama, တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pant, *v. i.* to palpitate, သုၤတဲၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.
- Pan'ta-loon', *n.* a buffoon, ပုၤတဲၤ
တဲၤတဲၤတဲၤတဲၤတဲၤတဲၤ.

ä, ē, i, ö, ü, y, long; ä, ë, i, ö, ü, y, short; câre, fär, läst, fäll, what; thêre, veil, têrm; pique; dône, fôr,

- Pän'the-ism, *n.* တၢ်စွၢ်တၢ်န့ၣ်ထၢတၢ်ခဲထၢတၢ်ခဲဆ့ၣ်ထၢ မ့ၣ်မ့ၣ်ဂ့ၣ်,တၢ်ခိၣ်မ့ၣ်ဂ့ၣ်န့ၣ်,မ့ၣ်ကစၢ်ယ့ၣ်.
- Pan-thé'on, *n.* တၢ်လၢၢ်အထံၣ်ဒီးဒိၣ်ဒိၣ်ဒီးအစၢ်အထၢ ထၢတၢ်ခိၣ်မ့ၣ်မ့ၣ်,ထၢအထံၣ်တၢ်ပၣ်လီၤ ဆီ ခၢ်တၢ်ထၢ တၢ်သ့ၣ်တၢ်ထီၣ်အကစၢ်တဖၣ်ခဲထၢတၢ်ခိၣ်.
- Pán'ther, *n.* ခုတကလုၣ်ထဲသီးဒီးထွံၣ်ဒီးဒိၣ်တဖၣ်.
- Pán'tile, *n.* a tile with a curved or hollow surface, ဧကထဲထၢပုၤဒူးထီၣ်ထၢတၢ်ခိၣ်မ့ၣ်မ့ၣ်ဂ့ၣ်,ထံၣ်ကျိၤအဂီၢ်မ့ၣ်ဂ့ၣ်.
- Pánt'ler, *n.* ပုၤတဂၤထၢအပၢတၢ်ခိၣ်မ့ၣ်မ့ၣ်ဂ့ၣ်ဒီးဒိၣ်ဒိၣ်ထၢပၣ်ဒိၣ်ပုၤတၢ်ခိၣ်မ့ၣ်မ့ၣ်.
- Pan-tú'fle, *n.* ဒိၣ်ခံးတကလုၣ်.
- Pán'ta-graph, *n.* ဖိၣ်စၢ်ဩဗု, တကလုၣ်ထၢပၣ်ကွဲးဒီးကွဲးထွဲတၢ်အဂီၢ်.
- Pán'to-mime, *n.* ပုၤထၢအမၤဒီးပုၤဂၤပၣ်အသးအလုၣ်အလၢၢ်အိၣ်ဒီးန့ၣ်,မ့ၣ်မ့ၣ်ဒိၣ်ထီၣ်ကထၢ, တၢ်မၤဖျါ ထီၣ်တၢ်အဂီၢ်တခံၢ်မံၤထဲထၢတၢ်ခိၣ်မ့ၣ်မ့ၣ်, တကတိၤတၢ်ထီၣ်.
- Pán'to-mim'ic, Pán'to-mim'ic-al, *a.* ထၢအမၤဖျါ ထီၣ်တၢ်တခံၢ်မံၤထဲထၢတၢ်ခိၣ်မ့ၣ်မ့ၣ်, တကတိၤတၢ်ထီၣ်.
- Pán'try, *n.* ဒၢဒီးထၢပုၤပၣ်တၢ်အိၣ်တၢ်အိၣ်အကလုၣ်ကလုၣ်ထၢအပုၤ.
- Páp, *n.* a nipple, န့ၣ်မိၣ်မိၣ်. —, *n.* soft food for an infant, တၢ်မၤလီၤကလုၣ်န့ၣ်ကိၣ်ထၢဒိၣ်ဆံးကထီၣ်ခဲအဂီၢ်,လီၤဂၢ်မ့ၣ်န့ၣ်ထီၣ်.
- Pa-pá', *n.* father, ပါ.
- Pá'pa-cy, *n.* popedom, ပါပါ အအိၣ်ခံး, အလီၢ်,ပါပါ အမိအကမိ.
- Pá'pal, *a.* popish, ထၢ်ဆးဒီးခၢ်မ့ၣ်မ့ၣ်ပါပါ.
- Pa-pay'a (pa-pí'a), *n.* the tree, မၤ,ကိစံး; the fruit, မၤသ့ၣ်, ကိစံးသ့ၣ်.
- Pá'per, *n.* the manufactured substance used for writing, printing, &c. ဒီးဒိၣ်; a newspaper, ထီၣ်ပုၤဂၤ; a printed or written instrument, a document, ထီၣ်ထၢအထံၣ်ဆးဒီးတၢ်အၢၣ်လီၤအိၣ်လီၤအဂီၢ်တခံၢ်မံၤ. —, *a.* made of paper, ထၢပုၤမၤလဲထီၣ်အိၣ်ထၢဒီးဒိၣ်. —, *v. t.* to cover or furnish with paper, မၤထၢဒီးဒီးဒိၣ်.
- Pá'per-mák'er, *n.* ပုၤမၤဒီးဒိၣ်.
- Pá'per-mill, *n.* ဝဲးတကလုၣ်ထၢပုၤဂၤတၢ်ကံးညၢၣ်ဒီးတၢ်ထၢထၢအကမၤဒီးဒိၣ်အဂီၢ်.
- Pá'per-stáin'er, *n.* ပုၤထၢအမၤဒီးဒိၣ်ခိၣ်ခိၣ်ခိၣ်ခိၣ်.

- Pá'per-món'ey, *n.* ထီၣ်တၢ်အၢၣ်လီၤအိၣ်လီၤထၢ်ဆးဒီးဒိၣ်အပုၤဒီးထဲထီၣ်ခဲအဂီၢ်.
- Pa-píl'io (pa-pil'yo), *n.* *Lat*, မိးကဝုၤ. See BUTTERFLY.
- Pa-píl'la, *n.* ကမိၣ်ဒိၣ်,လီၤဂၢ်တၢ်ဂြုတဖၣ်ခဲဒီးဒိၣ်ထၢပုၤအခံးဒီးအပုၤဒီးတၢ်ခိၣ်မ့ၣ်မ့ၣ်တဖၣ်ခဲလီၤလီၤ. တနီၤနီၤမ့ၣ်န့ၣ်ထၢ အမိထီၣ် အသးဒီးမ့ၣ်မ့ၣ်ခၢ်မ့ၣ်မ့ၣ် ဂၢ် တဖၣ်လီၤဆီခၢ်တၢ်လီၤ.
- Pá'-pist, *n.* a Roman Catholic, ပုၤထၢအစူၢ်အန့ၣ်ခၢ်မ့ၣ်မ့ၣ်ပါပါအတၢ်ထီၣ်တၢ်ထီၣ်,အလုၣ်အထၢ.
- Páp'py, *n.* soft, succulent. See PULPY.
- Pa-pý'rus, *n.* တၢ်ထံးတကလုၣ်ထၢပုၤအဲၤကုပတုးဒိၣ်ထၢပုၤကထံၣ်ကတိၤခံးဒီးကွဲးထီၣ်ထၢအလီၤ.
- Pär, *n.* equality, equal value, တၢ်ထၢအတုၤသီးသီးလီၤအသး,တၢ်ထၢအပုၤထဲသီးသီးလီၤအသး.
- Pär'a-ble, *n.* an allegory, တၢ်ကတိၤအမိ. See APOLOGUE.
- Pa-ráb'o-le, *n.* See PARABLE.
- Pär'a-böl'ic, Pär'a-böl'ic-al, *a.* ထၢအထဲဗျါအဂီၢ်ထၢတၢ်ကတိၤဒိၣ်အပုၤ.
- Pär'a-çhute (pä'r'a-shüt), *n.* တၢ်ထၢဆးဒီး balloon ထၢအကွၢ်အဂီၢ်လီၤဂၢ်တဖၣ်, မ့ၣ်မ့ၣ်ပုၤအသးထၢ အကဒူးထဲ ကုၤလီၤအိၣ် ထၢထးန့ၣ်, ဒူးထဲ ကုၤလီၤအိၣ်သ့ကလီၤကလီၤထၢတၢ် န့ၣ်ထီၣ်တၢ်ညွှတ်ကဲၣ်ဆိးအမိ. See BALLOON.
- Pär'a-cléte, *n.* an advocate, a comforter, an intercessor, hence, the Holy Spirit, ပုၤထၢအထံၣ်တၢ်မၤအိၣ်ထၢပုၤဂၤအဂီၢ်ထၢအကမၤမၤအိၣ်, ထၢအကမၤမ့ၣ်အသးသတးဒီး,ကမ့ၣ်သးခၢ်မိၣ်ဆဲးခံၢ်.
- Pa-ráde', *v. t.* to make a display of, show off, ဒူးဗျါထီၣ်တၢ်တခံၢ်မံၤထၢ ပုၤကစံးပတြၢၤ အိၣ်အဂီၢ်; to present in military array, ဒူးအိၣ်မိၣ်သုးဒိၣ်သိၣ်ဒိၣ်ဒီးသုးဝဲကွၢ် ဝဲအလီၢ်ခိၣ်အကြၢၤထဲတၢ်အသိးထၢအကဒူးတၢ်အဂီၢ်. —, *n.* display, ostentation; တၢ်မၤဖျါထီၣ်ထၢတၢ်ခိၣ်မ့ၣ်မ့ၣ်ပတြၢၤအဂီၢ်; the place where troops assemble for exercise, အလီၢ်ခဲသုးဒိၣ်သိၣ်ဒိၣ်မိၣ်မိၣ်ဒိၣ်ဒိၣ်ဒိၣ်ဒိၣ် မၤလီၤတၢ်ထၢဆးဒီးဒူးသုးအဂီၢ်.
- Pär'a-digm (pä'r'a-dím), *n.* an example, တၢ်အမိအထံၣ်; *Gram.* တၢ်ကတိၤတဘိအတၢ်ကွၢ်မ့ၣ်လီၤဆီထီၣ်အသးတခံၢ်ထၢတခံၢ်အမိအထံၣ်.
- Pär'a-dis'a-ic, Pär'a-dis'ic-al, *n.* See PARADISIACAL.

dg, wólř; fûrl, rûde, pûsh; e.ř.ř. silent; ç ass; çh ash; ĝ as j; ġ as in ġet; ŝ as z; ˆ as gz; n as in linger.

- Pa-rō'chi-al, *a.* ထပ်စားမီးခေါ်ဝဲသရုပ်ကွက်တံဆိပ်
ကွက်လီ၊ နံနံညှိပာသပ်တံ.
- Pär'o-dy, *n.* a travesty, ထိုမှိုဝှေ့၊ တံကွဲစေဂုစေဂု
မှိုဝှေ့၊ ပှေ့လံးနုဝဲမီးကွဲလီ၊ ဆီတစဲထောတံကလိပ်
ကထပ်၊ တံလိပ်ခိပ်လိပ်ကွဲစေဂီ.
- Pa-röl', Pa-rôle', *n.* a promise or word of
honor to fulfill certain conditions, as a
released prisoner of war not to fight
again, တံကတိစေဂီလီ၊ အိလီ၊ ပှေ့တဂုမှိုထပ်
တံခိပ်နုအိထောတံဒုးဒုးသိပ်ပှေ့မီးမှိုထပ်တံ
မှိုကုအိနုထပ်လီ၊ အသးထောစေတဒုးသးထော၊
a pass word, a countersign, တံကတိတ
ဘိထပ်စားမီးပှေ့သးမိထော ပှေ့တထပ် ထပ်မီး ထဲ ပှေ့
ကွဲတသ့ထပ်၊ မှိုတံကြိချိခါစေဂီ.
- Pär'o-quet', *n.* ထိပ်ကံနိမိတကလှပ်. See PARROT.
- Pa-röt'id, *a.* ထပ်စားမီး parotid, *n.*
- Pa-röt'id, *n.* ဂျှပ် (gland) ထောစကြီး(နီ၊ ဝေး)ထူးရှုထံ
အခိပ်ကတံတဂျှပ်၊ အိပ်ဝဲဘူးမီးပနု.
- Pär'ox-ÿsm, *n.* a severe illness having regular
intermissions, တံဆိခးထိပ်ခိပ်မီးစေဆာစေက
တိ; a fit, a spasm, တံထိပ်ပှေ့.
- Pär'ri-çid'al, *a.* ထောစမာသံမိပံခံစုတခပ်.
- Pär'ri-çide, *n.* ပှေ့တဂုထောစမာသံမိပံခံစုစေဂု.
- Pär'rot, *n.* ထိပ်ကံနိ၊ ထိပ်ခံခံ၊ နုပုထပ်စားမီးထိပ်ခါ
ကလှပ်ထောစခိပ်ခိပ်ခိပ်ဝဲထောညှိခံဘိမီး ထောခံခံဘိ၊ န
မိထပ်၊ ထိပ်လီ၊ မီးတံခိပ်နုတခပ်.
- Pär'ry, *v. t.* to intercept, ward off, avoid, သမိ
ထိပ်၊ မပှေ့ပှေ့စေသးထောတံကမာစေအိခံခံနု.
- Pärse, *v. t.* Gram. ကျောတံကတိစေဘိမှိုဝှေ့၊ စေ
ထပ်မှိုဝှေ့စေကစုထိပ်မီးထိပ် စေသး န တံ ဘျှေ့ ထဲ ဝဲ
စေသး.
- Pär'si-mō'ni-ōūs, *a.* covetous, avaricious,
stingy, လိကီ၊ ထော စေသး ကွဲသး လီ ကျိပ် မီး ခုမီး၊
ထောစေသးဝဲ၊ ထွပ်တံကီမး.
- Pär'si-mō-ny, *n.* See PARSIMONIOUS, *a.*
- Pärs'nip, *n.* တံထိတ်ကလှပ်ထောပှေ့ထိပ်ဝဲ.
- Pär'son, *n.* a rector, a pastor, သရုပ်ကွက်တံခိပ်
မှိပ်, ပှေ့တဂုမိတဂု, (ထပ်စားမီးခဲခိပ်ထိပ် စေကီ
ခါတကွံ).
- Pär'son-ağge, *n.* ထိပ်ထပ်စားမီးတံခိပ်မှိပ်ထောသရုပ်ကွက်
တံစေဂီ.
- Pärt, *v. t.* to divide, နီ၊ ဝေးတံ; to allot, နီ၊ ဝေးဝဲ
စေဂီတံခိပ်ခိပ်ခိပ်; to separate, disjoin,

- မာလီ၊ ဝေးတံ၊ မာမြိပြါတံဆုစေ၊ ဆုနု; to make
a division between, နီ၊ ဝေးနုတံစေဆာ; to
secern, secrete, စကြီး(နီ၊ ဝေး)ခိပ်တခပ်နီ၊ ဝေး
တံထောပသိပ်ပထံမီးဒုးကဲထိပ်ခိပ်ထံခဲနီ၊ ထူးရှုထံမီး
တံခိပ်နုတခပ်. —, *v. i.* to become separated
or detached, လီ၊ မာလီ၊ ဝေးဝဲ၊ သွပ်မှိုသွပ်စေကွဲ;
to depart from, quit, ထေးစေ၊ လီ၊ ဝေးထောစေလီ
တပှေ့. —, *n.* a portion, not the whole,
တံတကွဲ၊ တံတမိ; some, တံတနီ; a num-
ber, a component part, တံစေဒုစေကြိ; a
portion which falls to one share, တံနီ၊ ဝေး
နုတံထံစေ၊ ထဲနု၊ ထောတဂုမီးတဂုစေလီ၊ ထပ်ခါ
စေသး; an allotment, a portion of work,
တံမာထောစေလီထပ်ပှေ့တဂုမီးတဂု, a side, တမိ;
a party, a faction, တံခိပ်ပှေ့တမိတံ၊ တံသး
ခိပ်တမိတံ; a character appropriated in
play, တံထပ်စားမီးတံလိပ်ကွဲထောစေလီထပ်ပှေ့
တဂုမီးတဂု. —, *pl.* faculties, talents, ထေး
စေမိစေကမိ၊ စေသူးစေသွပ်၊ တံသ့.
- Par-take', *v. i.* to share, participate, ထံးနုတံ
တနီ၊ ထောစထပ်စားမီးပှေ့နုသကီးတံ.
- Pär-tërre', *n.* မိထောစတပှေ့ထပ်တံကထဲကတိ၊ နုဝဲထော
အကမိတနီ၊ မီးထောစထွဲစေ တနီ၊ မီးတံ ထောစကွံ
စေဂီ၊ စေဂုထောတနီ၊ မီးထောစကဆူးပှေ့နုထိပ်ခိပ်ခိပ်
ထောပကထဲ၊ တံအဂီ၊ မီးကခိပ်ခိပ်စေစေထောထဲထာ.
- Pär'tial (—shäl), *a.* relating to a part only,
not general, ထပ်စားထဲတမိမိ၊ တကပမိ; in-
clined to favor one side, biased, ထောစကွံ
မှိပ်ထံးခါစွာတံ၊ သးခိပ်မာစောပှေ့တမိခါနုခိပ်ပှေ့
ဝဲတမိသနုကုစေဂီနီ၊ နီ၊ တခိပ်ထပ်; preferring,
ခဲခိပ်ခိပ်တကွံ.
- Pär'ti-äl'i-ty, *n.* See PARTIAL.
- Pär'tiäl-ly, *adv.* in part, not wholly, တဲထောခဲ
ထွပ်.
- Pärt'i-ble, *a.* separable, divisible, ထောပနီ၊ ဝေး
ထောသ့.
- Par-tiç'i-pant, *a.* sharing, partaking, နုထပ်တံ
တနီ၊ နုသကီးတံ. —, *n.* a partaker, ပှေ့
ထောစနုသကီးထောစကီးတံ.
- Par-tiç'i-päte, *v. i.* to share or have a part,
partake, နုထပ်တံသကီးထောစကီး.
- Par-tiç'i-pä'tion, *n.* a sharing, တံနုထပ်ထောစကီးတံ.

ä, ê, î, ò, ù, ÿ, long; ä, ë, ï, ö, ü, ý, short; cäre, fär, läst, fäll, what; thère, veil, tärn; pique; done, för,

Pär'ti-çi-ple, n. တာ်ကတိတဘိလာထေလိဂ်တာ်ဒီးထေ
စတိတ်, ပုတဂါနီၤကိးအိၤထာ်ဒီးထေတိတ်လိၤ.

Pär'ti-cle, n. a minute portion of matter, တာ်
လိၤကမ့ၣ်, တာ်ကမ့ၣ်ခိ; a very small part (of
any thing,) တာ်ကမ့ၣ်ကမ့ၣ်, တာ်အကူၣ်ထံၣ်ကူၣ်
ထံၣ်; Gram. မ့ၣ်တာ်ကတိတဘိလာထေတိတ်အကူၣ်ထံၣ်
ကူၣ်ထံၣ်တနီၤ, အပိးအလိတနီၤလိၤ.

Partic'ü-lar, a. pertaining to a single person
or thing, special, ဘၣ်ပးဒီးတဂါဒီး, တမံဒီး;
minute, exact, လိၤတံၢ်လိၤဆဲး; peculiar, sin-
gular, လိၤဆီ; nice in taste, ထာ်အတၢ်အိၣ်
တာ်ခိၣ်ထိၣ်ခိၣ်ဆဲး; particular in dress, manner
&c. precise, ထာ်အသံၣ်ခွဲၣ်ကတိတဘိလာထေ, မၤဝဲတာ်
ကိးမံၤဒီးလိၤတံၢ်လိၤဆဲး. —, n. a detail, an
item, တာ်တမံဒီး; an individual, ပုတဂါဒီး;
—in particular, adv. specially, လိၤဆီခွဲၣ်တာ်.

Partic'ü-lar'i-ty, n. specification of particu-
lars, တာ်မၤနီၣ်တာ်တမံဒီးတမံလိၤတံၢ်လိၤဆဲး; a
petty matter, တာ်အဝုၣ်အပိၣ်ထာ်အဆံးအစါ
တမံ; something singular, တာ်တမံမံၤထာ်
အလိၤဆီဝဲ.

Partic'ü-lar-ize, v. t. to mention in detail, ဝဲ
တာ်အဝုၣ်တမံထၣ် တမံတမံထၣ် တမံ လိၤတံၢ်လိၤ
ဆဲး; to select and specify, ဆုထာ်ဒီးဒူးန့ၣ်တာ်
တမံဒီးတမံ.

Pärt'ing, n. separation, division. See PART, v.

Pär'ti-gän, n. an adherent to a party, ပုထာ်အ
ကူၣ်ဒိၣ်ဆံးထါခွၤတာ်, ပုထာ်အအိၣ်တခိ တၢၤတၢ်ဒူး
ကဲၣ်ဆိး; a kind of pike or staff, ဘိတကလုၣ်.
—, a. ထာ်အသးအိၣ်တခိတၢၤဒူးကဲၣ်ဆိး, ဘၣ်ပး
ဒီးတာ်တခိတၢၤ.

Par-ti'tion, n. the act of dividing, တာ်နီၤပးန့ၣ်
တာ် ဝဲ တံၣ်အခွၣ်အသိး, တာ်ဝဲၣ်ပးန့ၣ်တာ်; the act
of dividing into shares, တာ်နီၤပးန့ၣ်တာ်ပွဲၤ
အံၤပွဲၤဒူးအလိၤထၣ်ဝဲခွဲၣ်တဂါဒီးတဂါ; the divi-
sion wall of rooms, တာ်ခွၣ်ထာ်အနီၤပးဒီး
တဖျၢၣ်ဒီးတဖျၢၣ်အဆၢ. —, v. t. to divide
into distinct parts, ခွၣ်တံၢ်ဘၣ်တာ်အဆၢ; to
divide into shares, allot, နီၤပးန့ၣ်အကြးန့ၣ်
ထၣ်သကိးတာ်အသိး.

Pärt'ly, adv. in part, တခွဲၣ်ထာ်ခဲဆုထၣ်, တခွဲၣ်ထာ်
ထာ်ဆုထၣ်.

Pärt'ner, n. one who partakes or shares with

another, a partaker, ပုတဂါထာ်အဒီးန့ၣ်ထၣ်
တာ်ထာ်အဂါဒိၣ်, အသကိး, ထဲအံၤထဲဒူး; an associ-
ate in work, a colleague, ပုထာ်အမၤသကိး
ဒဲးသကိးတာ်တဂါ; an associate in trade,
a partner, ပုတဂါထာ်အဘၣ်ပးဒီးအသကိးတ
ကရၢထာ်အမၤပန့ၣ်တာ်ကတိတ်; one who dances
with another, ပုတဂါထာ်အဝဲၤကထံၣ်ဆုၣ်ဒီးပု
ဂါ; a husband or wife, a consort, မိဂုၤ,
ဝါဂုၤ.

Pärt'ner-ship, n. a company, a firm, ပုကတိတ်
ဒိတကရၢ, ပုတကရၢထာ်အမၤသကိးဒဲးသကိးတာ်မၤ
တမံမံၤ, တာ်မၤသကိးတာ်.

Pär'tridge, n. ဆီမံၤတကလုၣ်, ထၣ်တာ်ထံၣ်န့ၣ်အိၤထာ်ကိၣ်
လုၣ်ပးဒီးကိၣ်အံၤဒြဲကတိတ်အထံၣ်ဖိးတခိ.

Pärts, n. pl. talents, endowments, တာ်ကူၣ်သုး
ထၣ်တဖၣ်; country, region, ထံၣ်ကိၣ်ဒီး.

Par-tü'ri-ent, a. ဘၣ်ပးဒီးတာ်အိၣ်ခွဲၣ်ထီၣ်န့ၣ်.

Pär'tu-ri'tion, n. birth, delivery, တာ်အိၣ်ခွဲၣ်.

Pär'ty, n. whole party, ကမ့ၣ်ဒီးကတိတ်ဒီး; as, one
party has left, တးတကမ့ၣ်ထံၣ်; a number of
persons united in opposition to others,
ပုတကရၢထာ်အအိၣ်တခိတၢၤ ဝဲထာ်တာ်အဝုၣ်တမံ
မံၤ; one of two litigants, ပုထာ်အလိၤထာ်
လိၤကူၣ်ထံၣ်ထံၣ်အသးတဂါ; one concerned in an
affair, ပုထာ်အဘၣ်ထာ်ထၣ်ကူၣ်တဂါ; a com-
pany at an entertainment, ပုတကရၢထာ်
အထဲၤဆုၣ်ဒီးလိၤဖိး, ပုအိၣ်သကိး, အိၣ်သကိးအိၣ်သကိး
တကရၢ; a detachment of soldiers, သုးဝုၣ်
သံၣ်ဘိထာ်အဘၣ်တာ်မၤလိၤအိၣ်တကရၢ.

Pär'ty-col'ored, a. variegated, အလွဲၣ်အိၣ်ဝဲအက
လုၣ်ကလုၣ်အမိၣ်.

Par'ty-ju'ry, n. Law. jury, ထာ်အအိၣ်ဒီးထံၣ်ကိၣ်ဒီး
ဒီးကိၣ်ထာ်ပွဲၤသိးသိး. See JURY.

Pär'ty-man, n. ပုတဂါထာ်အသးအိၣ်တခိတၢၤထာ်
အဝုၣ်တမံမံၤ. See PARTISAN.

Pär'ty-wall, n. တာ်ခွၣ်ထာ်အအိၣ်နီၣ်တံၢ်တဖၣ်အဆၢ.

Päs'chal, a. ဘၣ်ပးဒီးဘုၣ်ထဲၤကလံၣ်. See PASSOVER.

Päss, v. i. to go, proceed, ထဲထာ်; to move or
change from one state to another, သုး
လိၤဆုထံၣ်ဆုၣ်, ထဲထီၣ်အလိၣ်; to vanish, to be
spent, တထာ်ကွဲၣ်, ပုကွဲၣ်, ခွၤလိၤကွဲၣ်; to be cur-
rent (as a bank bill), circulate, ဒီးန့ၣ်ဝဲထံၣ်
အၢၣ်လိၤအိၣ်ထာ်စုထီၣ်. —Pass on, to go

do, wolf; furl, rude, push; e. i. o. silent; ç ass; çh assh; ğ as j; ğ as in ğet; ſ as z; x asgz; n as in linger.

before, သေလျာညါ. —Pass over, to cross, မိ
 ဝင်တော်. —Pass by, သေတရှင်လှာစာစာ. —Pass
 away, to disappear, သေပျောက်, တထာကွိုင်;
 to die, သံဝေ. —, *v. t.* to go by, သေ
 တရှင်; to go beyond, သေတထာကွိုင်, သေ
 ထာညါ; to surpass, excel, သေတထာကွိုင်ထာ
 တိုင်ဂုဏ်အဆီ; to go along the length of,
 သေဆီဝါထီ; to go through the midst of,
 သေဖျိကွိုင်; to go across or over, မိဝင်ကွိုင်;
 to spend, live through (time), မလောင်
 ကွိုင်ဆာအကတိတ်; to cause to go, ခုးသေအိ;
 to hand, deliver, ဟွင်ဆီတော်; to transfer
 from one to another, transmit, သေလိင်တော်
 အလိတ်, ဟွင်ဟွင်တော်ဆူပျာဂု အဆိုင်မှိုင်ဂုလိင်အဂု
 ဝှိုင်; to neglect, leave behind, ခုးအိိုင်လိ
 သေဝ်; to be approved after discussion or
 on examination, (the person, house &c.
 being understood), နှိုင်ထိုင်အခွဲ, ထိုင်ပျာအသး;
 to admit, approve, ဟွင်လိအခွဲထာအမှိုင်တော်
 ကြားအဆိုင်အဆီ; to enact, ဝင်လိတော်သိိုင်တော်
 အိိုင်နှိုင်. —Pass off, ဟွင်တော်ထာအတမှိုင်ထိုင်
 ထိုင်အမှိုင်တော်နှိုင်နှိုင်အသး; to impose fraudu-
 lently, palm off, ဆါတော်တတိတ်လိထိုင်, မလ
 ထာကွိုင်တော်. —Pass over, to disregard,
 တပင်ကဲတော်ထိုင်; to set aside, dispense with,
 ဝင်ကွိုင်; to let go with impunity, ပျာကွိုင်အိ
 မိတဟွင်အတိတ်အသးထိုင်; to pass over or
 along, as the eye, ကွိုင်တကျွမ်းမိ; as the hand,
 ဖူးသေ, ကထာတော်. —, *n.* a narrow
 passage, ကျွမ်းကပျာမိထာအဆိုင်ထိုင်ထာပျာလဲ
 တော်ကွာတော်အိတ်; a passport, ထိုင်တဘိုင်
 အိိုင်မိအခွဲထာပျာကဲထာတော်ကွာတော်အိတ်; a
 thrust, ဆဲးတော်တတိတ်; a state or condition,
 (specially of distress), တော်အိိုင်ဝင်အိိုင်နှိုင်
 ထာအကိတ်တော်. —To come to pass, to occur,
 မလေသး, ကဲထိုင်ဝဲခွင်.

Päss'a-ble, *a.* that may be passed, ထာပင်ထာ
 တရှင်အိထု; tolerable, admissible, ထာပျာ
 တှိုင်ကဲ; well-received, acceptable, ထာပျာ
 တှိုင်လိင်ဝဲ, ထိုင်အသး.

Päs'sage, *n.* the act of passing, တော်ထာ
 ဆူအိဆူနှိုင်ထာမိမှိုင်ဂုထာခွဲထာကတိတ်
 မှိုင်ဂု; the time of passing from one place
 to another, ဝဲထာ

တော်ဆာအကတိတ်ထိုင်ဝဲ(ထေအိထေနှိုင်); as, we had
 a three month's passage from Rangoon
 to London, ဝဲထာထာမှိုင်တကျွင်ဆူမှိုင်
 ထာခိုင်ခိုင်ဆာအကတိတ်ထိုင်ဝဲထာထာ
 ထာညါ; a road, a way, ကျွမ်းကပျာ
 မိ; a particular part of a book
 or writing, ထိုင်တထိုင်တတိတ်မိ; an occur-
 rence, တော်ကဲထိုင်အသးအိိုင်နှိုင်; an encoun-
 ter, ခုးဆာလိင်အသး, ကြိဆာလိင်အသး;
 the act of carrying through the forms necessary
 to become a law. See Enact.

Päss'en-ger, *n.* a traveller, ပျာထာတော်
 မိ; one who has a place in a public conveyance,
 ပျာတဂုထာအမိအထိုင်မှိုင်ဂု, မိခွဲမှိုင်ဂု,
 ကတိတ်မှိုင်ဂုထာအထိုင်ဟွင်ဝဲတော်
 ဆူအိထေထေ.

Päs'si-bil'i-ty, Päs'si-ble-ness, *n.* See PASSI-
 BLE. *a.*

Päs'si-ble, *a.* ထာအထိုင်တော်တပင်ထာ
 မိအိမိသွင်ညါ, ဆါဝဲနှဲ, ထာအထိုင်
 အသးအသးညါ.

Päss'ing, *a.* surpassing, ထာအထဲပျာ
 ကွိုင်တှိုင်ဝဲ. —, *adv.* exceedingly, နှဲ
 မှဲ; as, passing strange, လိဆီနှဲ
 မှဲ.

Päss'ing-bëll, *n.* knell, တော်မိထိုင်
 ခါလွင်ဝဲပျာသဲအကတိတ်.

Päs'sion (päh'un), *n.* sensation, (rare),
 တော်ထိုင်ပျာထာမိနှိုင်ပမိခွင်မှိုင်
 တရှင်ထိုင်မှိုင်ဂု; a suffering or enduring,
 တော်ထိုင်ထိုင်ခိုင်ထိုင်တော်, လိဆီ
 ခိုင်တော်ထာခိုင်တှိုင်ထာပင်မိ; emotion,
 သးဂဲအိိုင်နှိုင်; ardor, zeal, သးဝဲ,
 သးဆူ, ထာဂဲထိုင်ထာထာတော်တပင်
 အဆီ; anger, wrath, တော်သးထိုင်,
 တော်သးမိိုင်; love, devotion, တော်
 အိုင်တော်ကွဲလိဆီခိုင်တော်.

Päs'sion-ate, *a.* vehement, excited,
 ထာအသးဝဲ, သးဆူ; irritable, easily
 provoked, သးတရှင်ထိုင်, သးထိုင်
 ချာ, သးအခွဲတော်.

Päs'sive, *a.* receiving or capable of receiving
 impressions without acting, ထာအမိ
 နှိုင်မိတမတော်ထိုင်; unresisting,
 enduring, patient, ထာအတကြိဆာ
 တော်ထိုင်.

Päs'sive-ness, Pas-siv'i-ty, *n.* See PASSIVE. *a.*

Päss'ö-ver, *n.* ဘှိုင်ထဲကပင်.

Päss'pört, *n.* a pass, ထိုင်တော်
 ကွဲတဘိုင်ထာမိပလထိုင်ပျာ, ခွဲ
 တမှိုင်ထိုင်ပမိိုင်ပပျာထိုင်ပျာ
 မိမှိုင်ထိုင်အသးထာအကဲထာ
 တော်ထာအထဲလိင်တော်ပျာမိတော်
 တကြိအကျွင်ထိုင်.

ä, ê, î, ò, ù, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fä, läst, fall, what; thère, veil, tèrm; pique; döne, för,

Pa-thét'ic, Pa-thét'ic-al, *a.* လာအေးသွင်ကညီသေး
 ကညီတော်, လာအေးသွင်အေးသေးအေး, ခုခဲင်ထံလီတော်.
Anat. pathetic muscle, မာ်စာတဘိထပ်စား
 မီးခဲင်သပ်တိုင်; the pathetic nerve, နာ်တဘိ
 ထပ်စားမီး pathetic muscle.
 Pãth'less, *a.* untrodden, ကွဲဖိကပူဖိတအိပ်တပ်.
 Pa-thól'o-gý, *n.* တာ်ကွပ်ထာ် အတပ် စား မီး တာ် မေ ဘျါ
 ကွဲတော်ဆူးတော်ဆါကီးကလုင်ခဲး.
 Pã'thos, *n.* passion, တာ်သေးဆုင်, ထပ် စား မီး တာ်သွင်
 ကူးသေးအေး; that which excites tender emo-
 tion, တာ်ထာ်အကသဆင်ထိပ်ပှါ အခံ ထာ် သွင်
 အေးသေးအေးအဆိ. See PATHETIC.
 Pã'tience (pã'shens), *n.* တာ်ခံသေးစူ, တာ်ကီသေးနု, တာ်
 ဆိပ်လီသေးကဲ, တာ်ကွပ်တာ်ဆူးတော် ဆါ တာ် နး တာ်
 ဗြိုင်ကဲ; as, Have patience with me, ခံသေးစူ
 ခပ်ကလိင်ထာ်တကွပ်. See မေ. ၁၀: ၂၆.
 Pã'tient, *a.* bearing or enduring with equa-
 nimity any thing adverse, ညီခွဲခံသေးစူတော်
 နု; as, "Be patient toward all men", ပှါခဲ
 ထာ်နုခံသေးစူအီတကွပ်. —, *n.* one who
 is acted on, ပှါတဂါထာ်အမီးတပ်တာ်မေအီ ဖိ
 ထံဖိစူ; a diseased person under medic-
 al treatment, ပှါဆါတဂါထာ်ကသိပ်သရင်ကွပ်
 အီ.
 Patois (pat-wa'), *n.* a dialect, တာ်ကတီထပ်စားမီးအ
 လီတပူပူထာ်ပှါတသ့ထံတသ့ထံညီခွဲကတီထဲ.
 Pã'tri-ãrch, *n.* the father of a race, ပာ်, ဖိရုပ်
 အမိပ်, ထပ်စားမီးပှါထာ်ပှါပှါထူးဖိအသီး ဖါ တ
 ကွပ်, ဖိစူတြိတပ်, ဖိထာ်ကိပ်, ဖိထံဖဲသွင်တခပ်နု
 ပှါကီးအီထာ် patriarchs; a dignitary su-
 perior to an archbishop, သရင်ဖးဗြိုင် အမိပ်
 အမိပ်ထာ်အခံညီပှါထပ်သါသနါအမူးအရပ်ဖိ ပှါတြိ
 စေဖိအလှိုင်အထံအသီး.
 Pã'tri-ãrch'al, Pã'tri-ãrch'ic, *a.* ထပ်စားမီး pa-
 triarch. See PATRIARCH.
 Pa-trí'cian, *n.* a nobleman, ပှါထာ်အနုသါပမိပ်ပ
 ပှါအလိပ်ဖိမုခေပမိပ်ပှါထာ်ပှါတကလုင်. —,
a. noble, not plebian. See PATRICIAN, *n.*
 Pã'tri-mó'ni-al, *a.* ancestral, hereditary, ထပ်
 စားမီးတာ်နုသါထပ်အလိ်ထာ်အအိပ်ထဲထာ်မိပ်ခံ
 ဖဲအဖါထံထံ.
 Pã'tri-mo-ny, *n.* an inheritance, တာ်နုသါ. See
 PATRIMONIAL.

Pã'tri-ot, *n.* ပှါတဂါထာ်အအိပ် အထံ အကီ ခပ် ဝဲ မီးရုပ်
 ကွဲစားမေဂုထိပ်အီတသ့ဝဲအသ့ထာ် အံ တာ်နု
 အပူ.
 Pã'tri-ot'ic, *a.* ထာ်အတပ်အသေးထာ်အထံလီ ကီ ပှါ မီး
 ကွဲစားမေတာ်ထာ်အကီဖိထံဖိစူနုနုမေ.
 Pã'tri-ot-ism, *n.* love of country. See PATRI-
 OTIC, *a.*
 Pa-tról', *v. i.* ထဲတရံထဲတရံတရံတရံတရံတရံတရံ
 အသေးဖိထဲဖိထဲဖိ, ဖိသူးဖိထဲထဲထဲထဲထဲထဲထဲထဲ
 —, *v. t.* See *v. i.* —, *n.* ပှါထာ်အထဲ
 တရံအိပ်ဖိမီးမီးတော်.
 Pã'tron, *n.* a protector, a defender, a sup-
 porter, တာ်ကျူးအကစာ်ထာ်အမေတာ်ဖိထံဖိစူထာ်
 ပှါထာ်အကီ.
 Pã'tron-age, *n.* protection, aid, တာ်မေစာ်ပှါထာ်
 အခံခါထါခါ. See PATRONIZE.
 Pã'tron-ess, *n.* ဖိရုပ်တဂါထာ်အမေကျူးပှါဖိထံဖိစူ.
 See PATRON.
 Pã'tron-ize, *v. t.* to countenance, assist, pro-
 tect, မေစာ်ပှါ, မေကျူးပှါထာ်အခံခါထါခါဖိထံဖိ
 စူဖိအလိ်အိပ်ထဲအသီး; to assume the man-
 ner of a patron, ဝါမေထေးထာ်အခွဲပှါအမိပ်,
 ထာ်အမေစာ်မေကျူးပှါသ့.
 Pã'tro-ným'ic, *n.* the family name, အမံအထပ်
 ပှါမီးနုဘပ်ကွဲထာ်မိပ်ခံဖဲအအိပ်.
 Pã't'ten, *n.* a kind of high-heeled wooden shoe,
 ခိပ်ခဲးတကလုင်ထာ်အထပ်တာ်မေကဲထိပ်ထဲထာ်သွင်အိပ်
 ထာ်ထေးကွဲထဲဖိခိပ်, ဖိသီးအခိပ်သုတထပ်ခိပ်တဂု.
 Pã't'ter, *v. i.* to sound like rain or hail, သိပ်
 ခပ်မြိုင်မြိုင်တာ်စူထီထပ် တာ်အလီ အသီး. —,
v. t. to spatter, sprinkle, မေစိပ်သဖွဲသဖွဲတာ်.
 Pã't'tern, *n.* a model, an example, တာ်အမိအထဲ,
 တာ်အကွပ်အဖိထာ်ပှါထာ်ကွပ်လီမေ လီ အ ကီ. —,
v. t. to imitate, copy, ကွပ်လီ, ကွပ်လီကွပ်မီး,
 မေဖိသီးအကလီကဲဖိမီးတာ်အမိ. — Pattern after,
 မေဖိအမိအထဲအိပ်ထဲအသီး.
 Pã't'ty, *n.* a small pie. See PIE.
 Pau'ci-ty, *n.* smallness of numbers or of
 quantity, တာ်ခွဲကိပ်ဖိမီး.
 Pau'line, *a.* ထပ်စားမုဂု, လီကဲခွဲဂုဖိဖိပှါအထာ်
 ကွဲ.
 Pãunch, *n.* the belly, the abdomen, ထာ်မေဖိထာ်
 အိပ်ထာ်အပူ; the large stomach of a rum-

æ, ê, î, ô, ù, ÿ, long; ä, ë, ï, ö, ü, ý, short; cãre, fãr, læst, fãll, whãt; thêre, veïl, têrm; pique; dône, fôr,

inating quadruped, ဆင်မိက်မိအကစုအခြင်တ
ဖျာဉ်ထာ အမိဒ်နာ အဆင်ထာ အတချူး ကလိင်ထိန်အိ
အစိရ်.

Pauper, *n.* ပုလောအဖျိင်ဝဲယာ်ဝဲတုအင်ထဲင်အတင်တင်
ထံးကွဲကွဲကွဲအိလောပုလ.

Pauper-ism, *n.* extreme poverty, penury,
တင်ဖျိင်တင်ထာ်အနူးကတော်. See PAUPER.

Pause (pawz), *v. i.* to intermit, stop, wait,
အိန်ဆိကတိတ်တစိရ်, တင်စားစီးကတိတ်တော်, သးဝံင်တော်,
မီးတင်ဖျိင်တစပ်အိတကွဲ. —, *n.* a short
stop, a temporary suspense, တင်အိန်ကတိတ်
တစိရ်မိ; a mark, to denote a break in
writing or reading, a point, တင်ပန်နိတ်ထာပ
ထင်ဆိတုဂ်, ထာပကွဲးတင်မုဂ်ဂု, ဝေးတင်မုဂ်ဂု, အစိရ်.

Pave, *v. t.* to lay with stones or bricks, မကျဲ
ထာထာ်မုဂ်ဂု, အိကထဲမုဂ်ဂုဒ်သီးကျဲကတုဝဲပာ်ဝဲထာ
ပုလဲထာ်မိအစိရ်; to floor with bricks or
stones, မလိထာထာ်မုဂ်ဂု, အိကထဲမုဂ်ဂု; to
prepare the way for, ကထဲင်ကတိတ်ပင်စာထာ
တင်တမံပံအစိရ်.

Pave'ment, *n.* ထာ်ဂုဂု, အိကထဲဂုဂု, ထာအတင်
တင်ပင်ထာထာကျဲမုဂ်ဂု, ဝေးအစိမုဂ်ဂု, အစိရ်.

Pa-vil'ion (pa-vil'yun), *n.* a tent, ဒဲတကလုင်ထာ
အထင်တင် မဒုဂ်ဝဲထာ အကသုးဝဲအုခံအု နှု က သု
အစိရ်, ဒ်သုးမိအဲတစပ်အသီး; a kind of tent.
See TENT. *Anat.* the auricle of the ear,
နာ်အစိရ်ကတု, နာ်ထာမိ. —, *v. t.* မဒုဂ်ဒဲတက
လုင်ထာပုအစိရ်.

Pav'ing, *n.* See PAVEMENT.

Paw, *n.* စုတင်စားစီးဆင်မိက်မိထာအလူဒြီးနာ်တင်ဖျိင်သင်
မံထီ, ထွိုင်, မီးဘိန်သအိန်တစပ်အသီး. —, *v. t.*
ဝင်တင်ထာစုမုဂ်ဖိထွိုင် မဒု အသီး, တ ခဲ စု တ ခဲ ခိန်.
—, *v. i.* to scrape the forefoot, as, a
horse, ဝင်မီးတော်.

Pawn, *n.* a pledge or security, တင်ပင်ကိတ်, တင်
တုင်ကိတ်တော်. —, *v. t.* to pledge, ပင်ကိတ်
တင်, ပင်တင်တမံထာတင်တမံခင်အစိရ်.

Pawn'-brō-ker, *n.* ပုလောအစုးလိင်လိစွဲမီးတံးနာ်တင်
ပင်ကိတ်တမံပံထာစုအစိရ်.

Pay, *v. t.* to give the price of, တုင်အပု; to
discharge a debt, လီးတုင်တု, လီးတုကမိ;
to repay, တုင်တု; to requite, reward, တုင်
ဆာတု; *Naut.* to smear or daub, as, the

bottom of a vessel with tar, &c. ဂွတ်ထာ
သိုအထူးဂိကဘိမိမာဝဲထာကဘိထလိအသီး; to pay
attention, ဂိကနာ်; to pay respect to, တုင်
တင်ထူးထီ. — Pay off, တုင်ထီးကုပုမီးထဲစ
သးအဘူးအထဲမီးပုဂ်ကွိုင်အိ; to requite, pun-
ish, တုင်ဆာတုတော်, သိန်ဆိန်. — Pay out, to
cause to extend, as, to pay out a cable,
ဒူးထီးကတုဂ်နိန်သကုအပွဲ. —, *v. i.* (with
for), တုင်တင်တမံထာတင်ဂတမံအစိရ်. —,
n. wages, salary, အဘူးအထဲ; money due,
recompense, စုထာကတင်တုင်ကုဝဲ.

Pay'a-ble, *a.* due, ထာအကတင်တုင်ကုဝဲ, ထာအကြား
တုင်ကုဝဲ.

Pay'-day, *n.* နာ်နံထာပုလိးတုင်ကုထကမုဂ်, နာ်နံတနံ
ထာပုတုင်ထီးကုပုမီးထဲအသးအဘူးအထဲ.

Pay-éé, *n.* ပုလောအကြားမီးနာ်အပုထာတင်တမံပံအစိရ်.

Pay'er, *n.* ပုလောအတင်တုင်အပုထာတင်တမံပံအစိရ်.

Pay'más'ter, *n.* *Mil.* ပုတဂထာထာပစုမီးတုင်ထီး
သူးနာ်သိန်ဘိအထဲ.

Pay'ment, *n.* reward, recompense, requital.
See PAY. *n.*

Pēa, *n.* ပထီးတကလုင်.

Pēace, *n.* respite from war, သူးနာ်သိန်ဘိအုထီ
မီးထီကုထာတင်ဒူးတင်ထာပံအစိရ်; harmony,
concord, တင်အု တင်မီး; freedom from
quarrels, tranquility, တင်အိန်အုထီမီးထီ
ကု; to be at peace, အိန်အုအိန်မီးကု; to
break the peace, တုင်ထီထီးကုထီထီးအသးမီး
ဒူးကထီတင်ဒူးတင်ထာ; to hold one's peace,
to be silent, အိန်ဘိန်ကထီ; to keep the
peace, မဒုတင် တုင်ထီထီးကုထုတကထီတဂု.
—, *int.* ကတိတ်တဂု, သဲတဂု, အိန်ဘိန်ကထီ
တကု.

Pēace'a-ble, *a.* free from war, ထာအပုပုးထာတင်
ဒူးတင်ထာ; free from quarrels, တတုင်ထီထီး
သးတင်, အိန်မီးတင်အိန်ထီထီထီထီးထာတဂု မီးတ
ဂု; quiet, tranquil, ဘိန်ဂါတပာ်; not
quarrelsome, pacific, တမာအာမာဒူးတင်ထင်,
တမာအုင်မာမီးတင်ထင်.

Pēace'a-ble-ness, *n.* See PEACEABLE.

Pēace'ful, *a.* free from war, တဒူးတင်ထာထင်တင်
ထင်; quiet, undisturbed, ဂါတပာ်, ဂါတကု
ဝဲ; pacific, မဒုအသးဂါတပာ်, အိန်အုအိန်မီး.

do, wolf; fûrl, rude, push; e.í.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as s; x as gz; ŋ as in linger.

Pën, *n.* an instrument for writing, စုကဝေယံလှေ
 ထိပ်အင်္ဂါ; a small inclosure, ကရုဒါ။ —
v. t. to compose and write, လှေထိပ်လှေထိပ်။
 Pën'al, *a.* enacting punishment, ထားစံဉ်ညီဉ်
 တာ်ဒီးတး; incurring punishment, ထားစံဉ်
 ဒီးအတာ်ဒီးတး။
 Pën'al-sët'tle-ment, *n.* ဟူမေကမဉ်တာ်ဒီးဒီးတဉ်တာ်ခံဉ်
 ညီဉ်ဆာ်ဒီးအဒိဉ်ဝဲဆီးဝဲအလီာ်။
 Pën'al-ty, *n.* punishment, တာ်ကမဉ်အတာ်သိဉ်ဆိဉ်;
 forfeiture, fine, တာ်တဉ်လိး။
 Pën'ance, *n.* တာ်ကိတာ်ဝဲထားဟူဒီးဝဲထားအတာ်ကမဉ်အ
 ဆိ, တဉ်တစုစုပာ်ထားလိခဉ်ဝဲ, တဉ်တစုစုသရဉ်တဉ်
 ဆးဒီးပရံဉ်ကံဉ် အလှာ်အထာ် ပာ်ဝဲထားတာ်ဒီး ထာ် လီာ်
 ကုအသးအင်္ဂါ။
 Pen-chant' (pöng-shöng'), *n.* inclination, taste,
 တာ်သးအိဉ်, တာ်တဉ်အသး။
 Pën'cil, *n.* —of hair, နီဉ်ကွဲးဘိ, နီဉ် ခူဘိ; —of black
 lead, စာ်ဘိ; —of iron, နီဉ်ဆဲးကွဲးဘိ; —of
 soap-stone, တီပကိဘိ; —of stone for
 writing on a slate, ထာ်ဘိ; a collection
 of rays of light, မုာ်အရူ, အဆူ, အဇူတဉ်က
 ကြာ်ထီဉ်အသး, မုာ်ဆဲးဘိဘိ, မုာ်ခဉ်ဆူဉ်။ — *v. t.*
 to paint, draw, write or mark with a
 pencil, လှေတာ်တိတာ်ထား pencil။
 Pën'ciled, *a.* ထားအတာ်ကွဲးအိဉ်ထား pencil။ See
 PENCIL။
 Pënd'ant, *n.* anything hanging by way of or-
 nament, တာ်လီာ်ဝဲထားပကယာ်ကထဲတာ်ဒီးအံးဒီး
 နီအလီာ်အိဉ်ဝဲအသး; a flag with two points,
 ကဘိအထာ်ထားဒီးအိဉ်ဝဲခဲဒီး, တဒီးဒီးတဒီးနီဉ်အစိး
 နါမးအသးတစူဉ်ဆူဉ်။
 Pënd'en-cy, *n.* suspense, တာ်အိဉ်ဆိကတိာ်ထား
 ချးထားတာ်တံးဝဲဒီးအိဉ်နီဉ်ကဲထီဉ်တသ့တဉ်။
 Pënd'ent, *a.* depending, hanging, လီာ်ဝဲ။
 Pënd'ing, *a.* ထားအတာ်တဉ်တာ်မးဝဲဒီးဝဲတဉ်။ —
prep. during, အစားစား။
 Pënd'ü-loüs, *a.* suspended, swinging, ထားအလီာ်
 ဝဲ။
 Pënd'ü-lüm, *n.* တာ်လီာ်ဝဲထားတာ်အလီာ်ဒီးအဝဲကသ့ဝဲ
 ထားဉ်ဝဲထား (gravity) ဒီးမီးဉ်တဉ် (momen-
 tum) ဒူးဒီးအိဉ်အဆိ။
 Pën'e-tra-bil'i-ty, *n.* See PENETRABLE။
 Pën'e-tra-ble, *a.* ထားဆဲးနီဉ်အိဉ်ထား။

Pën'e-trant *a.* ထားဆဲးနီဉ်တာ်ထား, ထားအလီာ်နီဉ်တာ်ထား။
 Pën'e-träte, *v. t.* to pierce, enter, ဆဲးနီဉ်, ထားနီဉ်;
 ထားနီဉ်ဆူအပူ; to affect the mind, ဒူးတူးဒူး
 ဝဲအသး, တဉ်ဒီးအသး; to reach the mean-
 ing of, comprehend, နူးပာ်နာ်ပာ်တာ်အိဉ်ပညီ။
 —, *v. i.* See *v. t.*
 Pën'e-trä'ting, *a.* sharp, subtle, piercing, ထား
 ဆဲးနီဉ်တာ်အဝဲထား, ထားအ နီဉ် တဉ် တာ် အ ဝဲ ထား ;
 discerning, sagacious, နူးပာ်နာ်ပာ်တာ် ဆူ,
 ထားအသ့ဆဲးသးဆဲးအိဉ်။
 Pën'e-trä'tion, *n.* the act of piercing and en-
 tering, တာ်ဆဲးနီဉ်, တာ်ထားနီဉ်ပာ်; insight, dis-
 cernment, တာ်ကူဉ်သ့ဒီးတဉ်, တာ်နူးပာ်နာ်ဘိ။
 Pën'e-trä'tive, *a.* See PENETRATE, *v. t.*
 Pën'guin (pën'gwin), *n.* ထီဉ်ခွဉ်ထဲတကထုဉ်ထူးထီဉ်
 ဆူမိတသ့တဉ်, မုဉ်ထူးထီဉ်ထဲထီဉ်ထဲထူး။
 Pen-in'su-lä, *n.* (ပနီဉ်စထေး) ထီဉ်ခွဉ်ထဲထူးထဲထူး
 ဒီးထဲထဲအပူဒီးစဲဘူးအသးထားကိာ်မိာ် ဟူ ထား အ ကိာ်
 စူးတထူး။
 Pen-in'su-lar, *a.* တဉ်ဆဲးဒီးပနီဉ်စထေး။
 Pen-in'su-läte, *v. t.* ဒူးထဲထီဉ်ပနီဉ်စထေး, ဒီးပနီဉ်စထေး
 ထဲထဲ, ဒူးထဲထီဉ်ဘူးကဝဲတရံးအိဉ်ထားတဉ်။
 Pën'nis, *n.* *Lat.* တာ်အထုဉ်။
 Pën'i-tençe, *n.* repentance, contrition, တာ်သ့ဉ်
 နီဉ်ပိာ်ထာ်လီာ်ကုပသးထားပမာ်ကမဉ်တဉ်တာ်အဆိ။
 Pën'i-tent, *a.* repentant, contrite, ထားအသ့ဉ်နီဉ်
 ပိာ်ထာ်လီာ်ကုပသး။ —, *n.* ဟူထားအသ့ဉ်နီဉ်
 ပိာ်ထာ်လီာ်ကုပသး, ဟူအိဉ်ဒီးတာ် သ့ဉ် အသး အသး
 ထားတာ်ကမဉ်အိဉ်အဆိ ဒီး အ သး တ အိဉ် မး က မဉ်
 ထားတဉ်။
 Pën'i-tën'tial, *a.* တဉ်ဆဲးဒီးတာ်သ့ဉ်နီဉ်ပိာ်ထာ်လီာ်ကု
 ပသး။
 Pën'i-tën'tia-ry, *a.* တဉ်ဆဲးဒီးတာ်သိဉ်ကုထီကုပထူးထား
 အမာ်တာ်ကမဉ်တဉ်ဒီးပရံဉ်ကံဉ်အလှာ်အထာ်အ သး။
 —, *n.* a house of correction or pun-
 ishment, a workhouse, ဆိာ်တကထုဉ် ဝဲ ဟူ
 တဉ်တာ်ခံဉ်ညီဉ်အိဉ်ထားအတာ်မာ်တာ်ဝဲထားထား
 မာ်ကမဉ်တာ်အဆိ။
 Pën'knife, *n.* ဒီးသ့ဉ်ထီဉ်ဒီးအင်္ဂါ။
 Pën'man, *n.* a calligrapher, a writer, ဟူတက
 ထားအသ့လှေတာ်, a composer, an author, ဟူ
 တကထားအလှေတာ်ထားအတာ်ကူဉ်တာ်ဆဲးအိဉ်ဝဲ။
 Pën'man-ship, *n.* the act of writing, တာ်ကူဉ်

ä, ê, î, ô, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fall, what; thère, veil, tèrm; pique; done, för,

Pën'nant, *n.* a pennon, a banner, အလှည့်အိတ်ထာ
 ပှသုဉ်းထာကဘိဒုးသုးယာ်ထွန်အမိးနါတဖန်အစိာ်.
 Pën'ni-förm, *a.* အိတ်မိးအကွာ်အဂီလောအလီဝ်လော
 ထိတ်အမိး.
 Pën'ni-less, *a.* moneyless, poor, ကျိတ်မိးစွဲမိးတ
 အိတ်ဘဉ်,အစိုဉ်အလတ်.
 Pën'non, *n.* a wing, a feather, ထိတ်အမိး; a small
 flag, a streamer, အလှည့်လောအစိုဉ်. See PEN-
 NANT.
 Pën'ny, *n.* အိတ်ဂလိတ်အပုဉ်နံတဘဉ်နုဉ်အပှထဲသိးမိး
 ဆိးကး.
 Pën'ny-weight, *n.* အိတ်ဂလိတ်အတၢ်ခံတမံအစာဝဲထဲသိး
 မိးတအိတ်စ့, (ounce) အတၢ်ခံဆံ (၂၅).
 Pën'ney-wise, *n.* တဉ်ဘးမိးတၢ်ကြးမးဆိမးဆါမ့ၢ်ဂုၤ,
 ကြးမးတၢ်လောအမိတ်အမ့ၢ်မ့ၢ်ဂုၤ, မ့ၢ်မးက ဂါ တ မိ
 ထာအဆံးအစၢ်တဖန်; "pennywise, and pound
 foolish," ထာတၢ်အဆံးအတၢ်ကျိတ်အိတ်, မ့ၢ်မ့ၢ်လော
 တၢ်အမိတ်အဂ့ၢ်အတၢ်ကျိတ်တအိတ်လုၤတက့ၤ.
 Pën'ney-worth, *n.* as much as is worth a pen-
 ny, တၢ်လောအပှကြးထဲပုဉ်နံတဘဉ်မိး or ဆိးကး;
 a cheap bargain, တၢ်လောပပှန့ၢ်အိးအပှအက
 ထီတဖန်တဉ်.
 Pën'sile, *a.* hanging, pendent, အိတ်လီၤစဲၤ.
 Pën'sion, *n.* (ပုဉ်ရှၢၢ်) တၢ်လောပှန့ၢ်တဉ်ဝဲတနံဉ်တဘျီတ
 နံဉ်တဘျီလောအတၢ်မးဝဲ အမိတ်အဆိ, မိသုးမိသးပှမိး
 ပှလောအမပပိဉ်အတၢ်မးတၢ်မးတဖန်အသိး. —,
v. t. ထုဉ်တၢ်တနံဉ်တဘျီတနံဉ်တဘျီမိပပိဉ်အတၢ်ဘျာ
 ထဲဝဲအသိး.
 Pën'sion-a-ry, *a.* ထာအမိးန့ၢ် ပုဉ်ရှၢၢ်. —, *n.*
 a pensioner, ပှလောအန့ၢ်တဉ်တၢ်တနံဉ်တဘျီတ
 နံဉ်တဘျီ ထာတၢ်မးဝဲအဆိ, မိပပိဉ်အတၢ်ဘျာအိတ် ဝဲ
 အသိး.
 Pën'sion-er, *n.* ပှလောအန့ၢ်တဉ်တၢ်ပိဉ် pension စံးဝဲအ
 သိး. See PENSIONARY.
 Pën'sive, *a.* thoughtful, sober or sad, အိတ်မိး
 တၢ်ဆိကမိတ်ဆါ,လောအညိဉ်န့ၢ်ဆိကမိတ် တၢ်လော တၢ်
 ဝဲတဝဲတဘဉ်အဂ့ၢ်.
 Pën'sive-ness, *n.* melancholy, seriousness. See
 PENSIVE, *a.*
 Pënt, *p. p.* or *a.* confined, shut up, တဉ်တၢ်ဒုး
 ဆိအိး.
 Pën'ta-chôrd, *n.* a musical instrument of five
 strings, တနာ်သီတုၤလောအပှၤအိတ်ထဲၤ.

Pën'ta-däc'tyl, *a.* ထာအအိတ်မိးအစုနာ်ထဲၤဘိ, ထာအ
 အိတ်မိးအမိတ်နာ်ထဲၤဘိ.
 Pën'ta-gon, *n.* (ပုဉ်တစိတ်) တၢ်မိဂီလောအန့ၢ်အိတ်ထဲၤ
 နာ်,မိးအကပၤအိတ်ထဲၤကပၤ,မးသးမိးအံၤ, a re-
 gular pentagon, တၢ်မိဂီလောအန့ၢ်မိးသိးလိတ်စ
 သးမိးအကပၤတုၤသိးလိတ်အသး.
 Pent-än'gu-lar, *a.* အိတ်မိးအန့ၢ်ထဲၤနာ်.
 Pën'ta-teüch, *n.* လိတ်စိတ်ထဲၤဘဉ်လောမိးစုဉ်ကွဲးဝဲ.
 Pën'te-cöst, *n.* ထဲၤဆံဉ်န့ၢ်,ပှလောမိးအတုဉ်လောအတၢ်
 န့ၢ်ဝဲလောအတးထိတ်ထာကိာ်အိတ်အလီၤခံထဲၤဆံဉ်န့ၢ်.
 Pë'nult, *n.* penultimate, တဉ်ဘးမိးတၢ်ကတိၤတဘိ
 ထာအထိတ်ဖျးပတးခိဉ်သမဲၤမိးတၢ်ကတိၤ ထာခံ က
 တၢ်တဘိ. See SYLLABLE.
 Pe-nüm'brä, *n.* တၢ်ကဒုတလောတပှၤတဉ်,တၢ်ယုာ်ဉ်ဉ်
 လီၤဝဲအလီၤလောတၢ်ကဒုလောတုၤဝဲၤ ဝဲၤ မိး တၢ် က မိး
 အတၢ်တၢ်စၢၤ.
 Pe-nü'ri-öüs, *a.* covetous, parsimonious, mi-
 serly, ထာအဆဲးပုဆဲးကရဲတၢ်,အပိတ်အကိ.
 Pe-nü'ri-öüs-ness, *n.* parsimony, niggardliness.
 See PENURIOUS.
 Pën'ü-ry, *n.* want, indigence, poverty, တၢ်ဖျိဉ်
 တၢ်လတ်,တၢ်တအိတ်ထာ,မးဝဲတနံဉ်မိးအိတ်တနံဉ်.
 Pë'on, *n.* ပုဉ်တဉ်,ပှလောပပိဉ်ပပှၢ်မးထိတ်မးလီၤအိးအဆိ
 ဆူန့ၢ်လောအလဲၤတၢ်လောအမိတ်ခဉ်ဝဲ.
 Pëo'ple, *n.* persons in general, the inhabi-
 tants of a country, ပှလီၤဉ်လောအတဉ်ဘးမိး
 ဝဲၤမ့ၢ်ဂုၤ,ထံမိးကိာ်မိးမ့ၢ်ဂုၤ; the populace, ပှထံ
 မိးကိာ်မိးလောအတလီၤဆိထာပှလီၤဉ်လော အလီၤ အ ကျဲ
 တဉ်, ထာအသုထိတ်သုထိတ်, ထာအမ့ၢ်ပပိဉ် ပပှၢ် အ ဆိ
 တဉ်. —, *v. t.* ဒုးပှၤတၢ်အိတ်တၢ်ဆိးအလီၤလော
 ပှ.
 Pëp'per, *n.* blackpeper, မိဂိတ်မိသဉ်; red pepper,
 မိဂိတ်သဉ်. —, *v. t.* ဖးန့ၢ်မိဂိတ်,မိဂိတ်အကမုဉ်.
 Pëp'per-böx, *n.* မိဂိတ်, မိဂိတ်သဉ်အတၢ်ပဖးထာအအိတ်
 မိးအပှၤမိတဖန်ထာပှၤကမ့ၢ်အကမုဉ်ထာတၢ်အိတ်အစိာ်.
 Pëp'per-cörn, *n.* မိဂိတ်အန့ၢ်.
 Pëp'per-mint, *n.* ပှ (plant) အထဲမိးနာ်မူတကလုဉ်
 ထာမိးန့ၢ်ကသိတ်ထံလောအိး.
 Per, *prep.* by, through, for, ထာ, ထာအစုပှၤ; as,
 per man, တဂၤမိးတဂၤ; per annum, တနံဉ်မိး
 တနံဉ်မိးန့ၢ်ကွၢ်ကွၢ်.
 Për'ad-vën'türe, *adv.* perhaps, တဉ်တတဉ်,ကစ့ၢ်
 မိးန့ၢ်; undoubtedly, သးဒုမိးအလီၤတအိတ်တဉ်.

dg,wolf; fûrl, rude, push; e.ä.o. silent; ç ass; çh ass; ğ as j; ġ as in ġet; ſ as z; x as gz; n as in linger.

အိမ်လော့ဘ်. See Perfect, a. —To perfection, perfectly, entirely, exactly, လာပွဲပွဲ, မေ့တက့တံ့သ့ဘ်, ခဲ လာပ် ခဲ ဆ့, လီ တံးမး.

Per-fect'ive, a. လာအကလာပွဲပွဲ, လာအခုးလာအိမ်ပွဲ ထီင်တံး.

Pēr'fect-ly, adv. in the highest degree, လာပွဲပွဲ, ဝဲ, အိမ်လာအိမ်ပွဲပွဲနီဝဲ; wholly, entirely, ခဲ လာပ်ခဲဆ့, တအိမ်လီထဲဝဲနီတမံဘ်.

Pēr'fect-ness, n. perfection, completness. See PERFECT, a.

Per-fid'i-ous, a. treacherous, false, faithless, လာအတမေတီအတံ့အုင်ဘ်, လာအမေတး ဝဲ အက လုဂ်; disloyal, traitorous, အသးတအိမ်ဒီးအ ကဇာ်ဘ်.

Per-fid'i-ous-ness, Pēr'fi-dy, n. See PERFIDIOUS, a.

Pēr'fo-rate. v. t. to bore, pierce, မေထုင်ဖျိ, ဖွံင်ဖျိ တံး.

Pēr'fo-rā'tion, n. a hole, an aperture, တံးထုင် ဖျိ. See PEFORATE, v. t.

Pēr'fo-rā'tor, n. နီင်ဖွံင်ဖျိတံး, စုကဝဲလာအဖွံင်ဖျိတံး အဝဲ.

Per-fōrce', adv. by force, လာတံးဂုင်ဆုင်ဖျိဆုင်အ ဝဲ.

Per-fōrm', v. t. to do, work, မေ, မေတံးမံးတံး; to complete, accomplish, execute, မေပံးမေလဲ တံး, မေလာမေပွဲတံး; to act a public part, သးဝံင်, ဒုတနုဂ်, ဝဲကထီင်လာပွဲပွဲအခဲဘ်.

Per-fōrm'ance, n. a deed, an act, an accomplishment, တံးမံးတံးမေပံးထံ; a work written, ထံလာပွဲပွဲ; an exhibition. See PERFORM, v. t. last def.

Pēr,fūme', v. t. to scent, ဒုးပွဲပွဲလာတံးနာမူ. —, n. scent, fragrance, aroma, တံးနာမူ, တံးနာ မူတံးနာဆီ.

Per-fūm'er, n. one who, or that which, per-fumes, ပွဲပွဲ, တံးပွဲပွဲလာအခုးလဲ ထီင် တံး နာမူ; one who sells perfumes, ပွဲလာအဆါတံးနာ မူနာဆီတဝဲ.

Per-fūm'er-y, n. perfumes, တံးနာမူနာဆီအကလုင် ကလုင်အဖွဲ.

Per-fūnc'to-ry, a. indifferent, negligent, care-

less, ညီနီမေတံးလာတံးပလီအသးတအိမ်တံးအ ပွဲ.

Per-fū'sive, a. adapted to spread or sprinkle. See SPRINKLE.

Per-hāps', adv. by chance, possibly, ထိုင်တ တံး, မ့ဂဲတမ့ဂဲပတသ့ညါ တံး, သ့ဂ် သ့ဂ်. See PERADVENTURE.

Pēr'i-cārd'i-ūm, n. Anat. ပုဂဲကဲအအံး, မ့ဂ်အုင်, သလီလာအကးဘာပသးအလာအသး.

Pēr'i-cārp, n. Bot. တံးခွဲအက, တံးခွဲအလီ, တံးသ့ဂ်အ ခုင်.

Pēr'i-crā'ni-ūm, Anat. (ပုဂဲကဲအအံး), မ့ဂ်သလီ, မ့ဂ် အုင်, လာအကးဘာပခိင်သ့ဂ်.

Pēr'i-gee, Astron. ထါထါတရံးတံးအလီလာအဘူးဒီး တံးခိင်တဝဲ.

Pēr'i-hē'lion, Astron. ကျိင်ထါတရံးတံးအလီလာအ ဘူးဒီးမ့ဂ်တဝဲ.

Pēr'il, n. danger, risk, jeopardy, တံးလာပတံး တံးလီလာအကဲထီင်တံးဆူးတံး ထါ, တံးဖျိင် တံး နး, တံးဟးဂုင်ဟးဝဲအလီအိမ်. —, v. t. to en-danger, risk, မေတံးမံးမေကဲထီင်တံးဖျိင်တံး နးတံးဟးဂုင်ဟးဝဲပတံးထီင်တံးအလီအိမ်ဝဲ.

Pēr'il-ous, a. dangerous, hazardous. See PERIL.

Per-ri'm'e-ter, n. Geom. အကနူထံးဝးတရံးတံး.

Pēr'i-od, n. the time of a circuit or revolu-tion, a cycle, တံးထါတရံးအဆါအကတံး; a division of time, an epoch, an era, အ ဆါအကတံးဘ်သးဒီးတံးအခိင်တမံးလာ ပဒူး နီင် ဒူး ထါ, ဒါခရံင်ထဲဝဲအဆါအကတံးအသး, ပမ့ဂ်ဒူးအနီင်အ ထါ တု လီ ခဲ ကနီင် အံး က မ့ဂ် ခရံင် အနီင် ဝဂဂဝ; length of life, သးသမူအလီအခိင်, သးသမူအဆါ အကတံး; end, termination, တံးအကတံး; a complete sentence, အဆါဖျိ; a mark of punctuation, a full stop, တံးမေခိင်ထီင်အဆါ တကလုင်လာတံးကတီတထံင်အကတံး. အခိင်မေ အ သးမံးအံး, [.].

Pēr'i-ōd'ic, Pēr'i-od'ic-al, a. pertaining to a pe-riod of time, ဘ်သးဒီးတံးထါတရံးတံးအဆါအ ကတံး; occuring at certain intervals, မေ အ သးတုမ့ဂ်မဲထါဒီးအဆါအကတံးဘ်ဝဲ; a publi-cation which appears at stated or regu-lar intervals, ထံပုင်နံးဝဲအိမ်ဒီးအဆါအကတံး.

dg, wolf; fūrl, rude, push; e.í.o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in lingei .

Për'i-ös'ste-üm, *n.* *Anat.* (ပုဂံရတီဝိတၢန်), ဗုဒ္ဓဗြဟ္မာ, သလီ, ဝါခမာတၢတၢအဆံ.
Për'i-pa-tët'tic, *a.* pertaining to walking to and fro, ဘၣ်စးဒီးပုဝဲတၢကတၢတၢတၢအဒိၣ်ဖဲအံၤဖဲဒၣ် ; Aristotelian, ဘၣ်စးဒီးသရၣ် Aristotle အတၢသိၣ်တၢသီအလှၢအတၢ.
Per-riph'er-y, *n.* the circumference of a circle, တၢအကဝီၤအတၢ, တၢကဝီၤအဆံၤ, တၢကဝီၤအထိၣ်ဝးတၢရံၤအီၤ.
Për'i-phrāse, *v. i.* ကတိၤတၢကတိၤဖါ, ကတိၤအါန့ၢ်အလီၢ်အိၣ်ဝဲတက့ၢ်, ကတိၤအါန့ၢ်ဒီးအၢး. —, *n.* circumlocution. See PERIPHRASE, *v. i.*
Për'i-phrās'tic, *a.* circumlocutory, ဝါခကတိၤဝးတၢရံၤတၢ, ဝါခကတိၤအါန့ၢ်အၢး, ပဲဝဲခံတၢအသိးအိၣ်ဝဲတၢပကြၢးဝဲတၢကတိၤတၢဖါ, ဝဲဝဲတၢကတိၤအါဘီ.
Për'ish, *v. i.* to die, သိ; to be destroyed, ဘၣ်တၢလးဝၣ်တၢလးဂီၤ.
Për'ish-a-bil'i-ty, *n.* perishableness, တၢဝါခဟါဂီၤညီ, တၢဝါခညီန့ၢ်လးဂီၤအ့.
Për'ish-a-ble, *a.* ညီန့ၢ်လးဝၣ်လးဂီၤဝဲ, လးဝၣ်လးဂီၤညီ.
Për'ish-a-ble-ness, *n.* See PERISHABILITY.
Për'i-stäl'tic, *a.* spiral, ဝါခမၤအသးကွၢ်သဝဲ, မၤပဝဲဝဲအသး.
Për'i-style, *n.* တၢအထွၣ်တဖၣ် ဝါခ ဘၣ်တၢဂူၣ် ဝါခအိၣ်ဝဲတၢပကြၢးဝဲ, တၢပကြၢးဝဲ, တၢပကြၢးဝဲ.
Për'i-wig, *n.* a peruke, a scratch, ဒိၣ်သူဇာၤတၢအုးကဲထီၣ်အိၣ်ဝဲဒိၣ်သူ ဝဲဒဲ အ သိး ဝါခ ကတိၤ မိၣ်ကျၢအဂီၢ်.
Për'jure, *v. t.* to forswear, မိၣ်လီၢ်အသးလၢတၢတမ့ၢ်တတီၣ်အပူၤ.
Për'jured, *a.* See PERJURE, *v. t.*
Për'jur-er, *n.* ပုဝဲတၢအဆိၣ်လီၤအသးလၢတၢတမ့ၢ်တတီၣ်အပူၤ.
Për'ju-ry, *n.* false swearing, တၢဆိၣ်လီၤအသးလၢတၢတမ့ၢ်တတီၣ်အပူၤ.
Për'k, *v. i.* ပဝဲဝဲအသးကတျၢ်ကတျၢ်, မၤအသးခိၣ်တၢအမူၣ်တၢအနီၢ်. —, *a.* perky smart, vain. See PERK, *v. i.*
Për'k'y, *a.* See PERK, *a.*
Për'ma-nençe, *Për'ma-nen-çy*, *n.* duration, fixedness, တၢအိၣ်ဝဲဒိၣ်အိၣ်ကျၢ, တၢအိၣ်ဝဲဒိၣ်ကျၢ.

Për'ma-nent, *a.* lasting, ဝါခအိၣ်ဝဲဒိၣ်ကျၢ.
Për'me-a-ble, *a.* penetrable, ဝါခမဲးမြီအီၤသ့.
Për'me-āte, *v. t.* to filter, strain, လဲၤဖျိ, လဲၤဖျိတၢတံၤအံၤဝဲထံၣ်ဖျိ လီၤ ဝဲ ဝါတၢ ညၣ် ဝါခတတံၢ်ထၣ်.
Per-mis'si-ble, *a.* allowable, ဝါခကြၢးန့ၢ်ထၣ်ဆဲး.
Per-mis'sion, *n.* leave, liberty, ဆဲးအိၣ်, ဆဲး.
Per-mis'sive, *a.* allowing. See PERMIT. *v. t.*
Per-mit', *v. t.* to allow, grant, ဟ့ၣ်လီၤတၢအဆဲး; to suffer, let alone, ခုးမၤအီၤ, တကြီၤအကျၢဝါခကမၤအံၤဝဲဒိၣ်အဲၣ်လီၤ.
Për'mit, *n.* a warrant, ထီၣ်ဆဲးတဘျီၣ်တၢပကြၢးဝဲန့ၢ်ကျိးန့ၢ်သ့အိၣ်တၢဟ့ၣ်လီၤဝဲ.
Për'mu-tā'tion, *n.* change, တၢဝဲလီၢ်တၢတံၤဝဲတၢတၢဝဲလီၢ်.
Per-ni'cious (*-nish'us*), *a.* injurious, hurtful, ဝါခမၤလးဝၣ်လးဂီၤတၢဖါအံၤဝဲဒိၣ်လီၤ.
Per-ni'cious-ness, *n.* See PERNICIOUS, *a.*
Për'o-rā'tion, *n.* တၢကတိၤဝါခပဝဲဒိၣ်တၢကတိၤဝါခဝဲဝဲဒိၣ်ဒီးမၤကတၢလီၤဝဲ.
Për'pen-dic'ü-lar, *a.* exactly upright, အထီၣ်ထူၣ်ကျၢလှၢကထံၣ်; at right angles to a given line or a surface, ဝါတၢဒိၣ်ဝါခအန့ၢ်အိၣ်သၢန့ၢ်အထီၣ်သၢ အထီၣ်ထူၣ်ကျၢ လှၢကထံၣ်တၢဖါခသးခိၣ်အံၤ, /|*a.* န့ၢ်ပုၣ်ထီၣ်ပုၣ်ခိၣ်မိၣ်ကထံၣ်တၢ, (a perpendicular line).
Për'pe-trāte, *v. t.* to commit; perform or execute (a bad deed,) မၤတၢဝါခတၢဝဲဝဲထံၣ်ထံၣ်.
Për'pe-trā'tion, *n.* See PERPETRATE, *v. t.*
Per-pët'ü-al, *a.* continual, unceasing, endless, ဝါခအိၣ်ဝဲဒိၣ်အမီၤခၢစၢစၢအဆၣ်အဆၣ်, အိၣ်ထီၣ်ဘီ.
Per-pët'ü-ate, *v. t.* to continue, eternize, ခုးအိၣ်တၢတထံၣ်အီၤ, ခုးအိၣ်ဝဲဒိၣ်ကျၢ, မၤအီၤဝဲဒိၣ်ကတၢသုတအိၣ်တဝဲ.
Per-pët'ü-ā'tion, *n.* See PERPETUATE, *v. t.*
Për'pe-tü'i-ty, *n.* endless duration, တၢအိၣ်ဝဲဒိၣ်ကျၢဝဲ, ဝါခကတၢတၢအိၣ်ဘၣ်; the sum which will purchase an annuity to continue forever, ခုးလၢပုၣ်လၢပုၣ် an annuity ဝါခမီၤခၢစၢစၢစၢအဆၣ်အဆၣ်. See ANNUITY.

ä, ê, î, ò, ü, ȳ, long; ä, ě, ï, ö, ů, ŷ, short; cäre, fär, läst, fall, whät; thère, veil, tērm; pique; dōne, fōr,

Per-plēx', *v. t.* to entangle, make intricate, မသေဘိန်ဘုန် တာ, မဒေပန်ပာကကိဝဲအသိး, မိအဝှ် တဖျါတန်; to disturb with doubts, embarrass, bewilder, မကစိကစါအသး; မအသး ကိကတု; မအသးကဝုကစါ.

Per-plēx'ed-ness, Per-plēx'i-ty, *n.* entanglement, intricacy, တာသဘိန်ဘုန်, တာလာပန် ပာကိ; embarrassment, doubt, သးမအ သးကဝုကစါ, တာမအသးကိကတု, သးဒွဒါ.

Pēr'qui-si'te, *n.* တာယုန်လာအဘူးအထဲအဖိခိန်.

Pēr'ry, *n.* တာသန် (pear) အထဲလာပုဒူးကဲထီန်နုဒါဒါ မိဝဲပံးထဲအသိး.

Pēr-se', *adv. Lat.* by itself considered, ပဝှ်ဆိက မိန်ထဲလာအကစါခိန်ဝဲအဝှ်.

Pēr-se-cū'te, *v. t.* to vex, afflict, or punish (for religious faith or worship), လူမအာမအနး ပု, မအာမအနးပုလာအသါသနါအဆိ.

Pēr-se-cū'tion, *n.* See PERSECUTE, *v. t.*

Pēr-se-cū'tor, *n.* ပုတဂါလာအမအာမအနးပုလာလာ အတါခါအတါနန်ဘုန်ဘးဒါးတါဘုန်တါဘါအဆိ.

Pēr-se-vēr'ance, *n.* တာကွဲးစားလာအတါမအပူ, တာ ပန်ဂါပန်ကျါအသးမိဝဲဒါဒါ.

Pēr-se-vē're', *v. i.* to be persistent or unyielding (in a good cause), ကွဲးစားမတါတထိန်ဆိ, တာ ဘိယုဆိ, တာကြိအကွဲးသန်ကွဲးစားမအိး, ပန်ကျါ အသးလာအတါမအပူ.

Pēr'sian, *a.* ဘုန်ဘးဒါးကိဂါဂါဂါ; —, *n.* ပုပာဂါဂါဒါ.

Per-sist', *v. i.* to persevere, continue, မတါလာ အသွန်ဂါဘးကျါ, တယုန်တါကြိအကွဲးဘုန်.

Per-sist'ence, Per-sist'en-cy, *n.* perseverance, obstinacy, တာသွန်ဂါဘးကျါ. See PERSISTENT.

Per-sist'ent, *a.* fixed, immovable, obstinate, သွန်ဂါဘးကျါ, နာကွဲးသးကိ, လာပကွဲးတနုဘုန်.

Pēr'son, *n.* an individual, ပုတဂါ; a living human being, a man, woman or child, ပုတဂါအပုန်ဂု, အခါဂု; the form and appearance of a living human being, the body, ပုအနီဂါမိနီကစါအကွဲးအဂါ; *Gram.* ပာဂါစာန်, ဝဲတါနုနုဘုန်ဘးဒါးပုဒေပန်ပု, မိပဲးတါ အသိးလာ, နု, ပု.

Pēr'son-a-ble, *a.* graceful, handsome, လာအကွဲး အဂါဂုဝဲ.

Pēr'son-age, *n.* a distinguished person, ပုလာ အခါဒါဒါအထဲကလိကစါမိ; an assumed character, ပုပန်မအသးလာအပုပုဒေပန်ပု.

Pēr'son-al, *a.* pertaining to an individual, ဘုန် ဘးထဲပုတဂါမိ, တဘုန်ဘးပုလာဘုန်; applying to an individual disparagingly, ဘုန်ဘးဒါး တာကတါအုန်ခွန်ပုတဂါ; pertaining to the corporeal nature, ဘုန်ဘးဒါးပန်ဂါမိဒါးဒါးညုန်. —Personal estate, movables, chattels, တာစုလိဂါခိန်ခိန်လာအဘုန်ဘးဒါးပု.

Pēr'son-āl'i-ty, *n.* that which constitutes individuality, ပုအကစါခိန်ဝဲမအသးမိဝဲဒါဒါ, တ လါကစါမိပုလာဘုန်; something said with direct and disparaging reference to a person, တာကတါလာအဘုန်ဘးဒါးပုတဂါမိလာ အကတါအုန်ခွန်ဒါ, တာကတါလာပု ကတါ ခုန် ခွန် ပုလာတဂါ.

Pēr'son-al-ly, *adv.* in person, not by a substitute, နီကစါခိန်ဝဲ; as, I delivered the letter to him personally. လယုန်လါထိန်တဘုန် နုလာအပူပုလာကစါခိန်ဝဲ; individually, ထဲ တဂါမိ.

Pēr'son-al-ty, *n. Law.* တာစုလိဂါခိန်ခိန်, တာမိတါလါ လာအဘုန်ဘးဒါးပုတဂါမိ.

Pēr'son-āte, *v. t.* to represent as a substitute, မလာပုလာအဂါ; to feign, represent fictitiously, မဒါးပုလာ, မဒါးကလိကစါမိပုလာ.

Pēr'son-ā'tion, *n.* See PERSONATE, *v. t.*

Per-sōn'i-fi-cā'tion, *n.* See PERSONIFY, *v. t.*

Per-sōn'i-fy, *v. t.* ပန်ကဲတါလာအသးသမူတခိန်ဘုန် ပုကကြိအသိး.

Per-spēc'tive, *n.* a view, a vista, တာကွဲးလာအ လါလာသွန်မိဝဲခိန် ခဲဒါအဘုန်စါ; the art by which things are properly arranged in a picture, တာကွဲးလာပုတဂါမိလာတါအ ပုလာအလါဒါဒါအကလိကစါတါအကွဲးအဂါမိအခိန် ဝဲအသိး, သွန်, ဝိန်, ကစါကလိသွန်ကဖျါဝဲလာအခိန် အထိဒါးအစါစုဒါအကြါးအဘုန်အသိး.

Pēr'spi-cā'ciōus, *a.* quick-sighted, မဲဒါး, မဲဒါထိန် တာခါ; of acute discernment, keen, လာအ တာကွဲးတါအဂါ, နုပာဂါတါခါမိ.

Pēr'spi-cāc'i-ty, *n.* discernment. See PERSPICACIOUS, *a.*

do, wɔlf; fūrl, rʉde, pʉsh; e.í.ó. silent; ʄ ass; ʄh ash; ǵ as j; ġ as in ġet; s as z; x asgz; n as in linger.

Pēr'spi-cū'i-ty, *n.* perspicuousness, plainness, တာ်ထာ်အခါပညိဏ်တိဏ်ဝုၤ. See PERSPICUOUS.

Per-spic'ū-ous, *a.* clear, not obscure, ထာ်အခါပညိဏ်တိဏ်ဝုၤ, ထာ်ပန်ပာ်အိၤညိ.

Per-spir'a-ble, *a.* ကပာ်ကဝါထိန်ဝဲသ့, ထိန်ဝဲညိ.

Pēr'spi-rā'tion, *n.* sweat, ကပာ်ကဝါ.

Per-spīre', *v. i.* to sweat, ကပာ်ကဝါထိန်ဝဲ.

Per-suād'a-ble, *a.* ထာ်ပညိဏ်တိဏ်ဝုၤ, ပသဆန်ထိန်အခံန့ၢ်.

Per-suāde' (per-swād'), *v. t.* to win over, induce, တညး, သဆန်ထိန်, ကွဲန့ၢ်, ကတိၤလွဲ, to convince, မၤန့ၢ်အိၤထာ်တၢ်ကတိၤစ့ၢ်.

Per-suā'si-ble (per-swā'si-ble), *a.* ထာ်ပသဆန်ထိန်အခံန့ၢ်, ထာ်ပလွဲန့ၢ်.

Per-suā'sion, *n.* the act of persuading, တၢ်ကညး, တၢ်သဆန်ထိန်; the state of being persuaded or convinced, တၢ်တၢ်အသးဒီးသးကျၢၤဝဲ; a system of opinions or belief, a creed or belief, တၢ်အလုၢ်အထံၤထာ်အတၢ်အသး; a sect, a denomination, ဝုၤထာ်အလုၢ်အထံၤအတၢ်တၢ်ဘိလိၤပလိၤစ့ၢ်.

Per-suā'sive, Per-suā'so-ry, *a.* အိန်ဒီးအခါကမိၤထာ်အသဆန်ထိန်ပုၤလၢအခံန့ၢ်. —, *n.* an incitement, an exhortation, တၢ်ကတိၤသဆန်ထိန်ပုၤလၢအခံ, တၢ်ကညးပုၤ.

Pērt, *a.* lively, အပုၤအဆူ; saucy, forward, impudent, ထာ်အကတိၤတၢ်ထာ်တၢ်ထူးတၢ်ထိန်တအိန်တၢ်.

Per-tāin', *v. i.* to belong, relate, တၢ်ဆး, တၢ်ဆိတၢ်ဆး.

Pēr'ti-nā'cious, *a.* persistent in opinion, obstinate, stubborn, ထာ်အပၢ်ဂၢ်ပၢ်ကျၢၤအသး; constant, firm, steady, အိန်ဂၢ်ဆိးကျၢၤ, အသးတတးဒီးတၢ်.

Pēr'ti-nāc'ī-ty, *n.* obstinacy. See PERTINACIOUS, *a.*

Pēr'ti-nence, Pēr'ti-nen-cy, *n.* suitability, fitness, တၢ်တၢ်အခါ, တၢ်တၢ်အတိၤ, တၢ်တၢ်ဆး.

Pēr'ti-nent, *a.* fit, suitable, တၢ်အခါ, တၢ်ဆး, တၢ်အတိၤ.

Pērt'ness, *n.* impudence, briskness. See PERT, *a.*

Per-turb', Pēr'tur-bā'te, *v. t.* to disturb, disquiet, agitate, မၤတံၢ်တၢ်, မၤတၢ်ဒိးအသ့တအိန်ဂၢ်တၢ်တၢ်, ဒိးတအိန်ဂၢ်, ဒုးတၢ်ထိန်တၢ်

တၢ်တၢ်; to confuse, disorder, မၤသတံၢ်တၢ်တၢ်, မၤတံၢ်တၢ်တၢ်.

Pēr-turb'ance, Pēr'tur-bā'tion, *n.* disturbance, တၢ်ထာ်အတၢ်တၢ်မၤတံၢ်တၢ်တၢ်, တၢ်ထာ်အတၢ်တၢ်တၢ်; disquiet, uneasiness, တၢ်တအိန်တၢ်တအိန်ဂၢ်တၢ်, တၢ်တၢ်ထိန်တၢ်တၢ်.

Per-tūse', Per-tūsed', *a.* punched, perforated, ထာ်အတၢ်တၢ်ဆးဖျိဝဲ.

Pēr'uke, *n.* a periwig, a scratch, မိန်ဖျိဏ်ထာ်ပုၤမၤထာ်မိန်သုၤဒိးအကတိၤကတိၤအိန်သုၤဒိးဝဲအသိး.

Pe-ru'ssal, *n.* See PERUSE, *v. t.*

Pe-ru'se', *v. t.* to read with attention, ဝးထံၤထာ်တၢ်ဆိကမိန်ဆိကမး, ထာ်တၢ်တၢ်နိဏ်အပုၤ.

Pe-ru'vi-an, *a.* belonging to Peru, တၢ်ဆးဒီးကိၢ်Peru. — Peruvian-bark, Cinchona-bark, သုၢ်တကလုၢ်အခါထာ်ပလိၤကိးဝဲထာ်တမၢ်အခါ.

Per-vāde', *v. t.* to pass through, to soak, ကွဲၢ်ထိန်, ထာ်ဖျိကွဲၢ်တၢ်, မၤပုၤအပုၤမိန်ထံၤအိန်ထာ်ကုၤမိန်ထံၤအပုၤအသိး; to spread throughout, ယုၤထံၤလိၤဖျိကွဲၢ်, အိန်သကုၤဆးဒီး, အိန်ပုၤတၢ်ဝဲထာ်အပုၤ.

Per-vā'sion, *n.* See PERVADE, *v. t.*

Per-vā'sive, *a.* ညိန့ၢ်သဆန်ထိန်အသးဒီးမၤပုၤတၢ်အပုၤသကုၤဆးဒီး.

Per-vēse', *a.* turned from the right, disobedient, ထာ်အဆန်ကမိၤအသးဆူတၢ်အာတမိ, ညိန့ၢ်ပၢ်ထီၣ်ထီၣ်အသးထာ်တၢ်ထိန်တၢ်ထိ; obstinately wrong, န့ၢ်ကွဲၢ်; cross, petulant, ဆူန့ၢ်.

Per-vērs'ly, *adv.* See PERVERSE, *a.*

Per-vēse'ness, Per-vēr'si-ty, *n.* malignity, obstinacy. See PERVERSE, *a.*

Per-vēr'sion, *n.* See PERVERT, *v. t.*

Per-vērt', *v. t.* to turn from truth and right, ဒုးဆန်ကမိၤအသးထာ်တၢ်ဝုၤဆူတၢ်အာ, ထာ်တၢ်မုၢ်တၢ်တိဆူတၢ်တမုၢ်တတိတၢ်; to turn from its legitimate use, မၤကမိၤအသးဆူတၢ်တတၢ်အခါ; to turn from its proper meaning, misinterpret, ဒုးန့ၢ်ပာ်ကမၢ်တၢ်. —, *n.* ပုၤထာ်အဆန်ကမိၤအသးထာ်ကျဲၤဒုးဆူကျဲၤအသး.

Pēr'vi-ous, *a.* permeable, penetrable, ထာ်တၢ်အဂၢ်န့ၢ်တၢ်ဖျိတၢ်အိၤသ့; as, pervious to water, ထာ်ထံၤန့ၢ်တၢ်အပုၤဒီးဖျိတၢ်အိၤသ့; pervious to wind, ကထံၤထံၤန့ၢ်ဖျိအိၤသ့.

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ŏ, ŭ, ŷ, short; câre, fâr, lâst, fall, what; thère, veîl, tĕrm; pique; dône, fôr,

Pēr'vi-ous'ness, *n.* See PEROUS, *a.*
 Pēs'si-mist, *n.* ဟုကုသကုသတတ်တတ်ကိမ်းမိမ်း
 မှတ်တတ်တတ်လတ်တတ်တတ်, လိမ္မော်စား optimist.
 See OPTIMIST.
 Pēst, *n.* a fatal epidemic, a plague, a pestilence,
 တတ်ဆီသံသကြိမ်, တတ်ဆီဆူ; anything noxious
 or destructive, တတ်လှေမဟေးတတ်လှေတတ်,
 တတ်မဟေးတတ်.
 Pēs'ter, *v. t.* to annoy, disturb, မဟေးသတ်တတ်
 တတ်; မဟေးတတ်တတ်တတ်ဆေး.
 Pēs't-house, *n.* တတ်လှေဟုတတ်ဆီသံသကြိမ်ဆေး.
 Pēs'tifer-ous, Pēs'tilent, Pēs'ti-lēn'tial, *a.*
 producing epidemic disease, infectious,
 ညီညီဆူတတ်ဆီသံသကြိမ်, တတ်ဆီဆူ ဝတ်; nox-
 ious, destructive, ညီညီမဟေးတတ်လှေတတ်.
 Pēs'ti-lēnce, *n.* the plague, တတ်ဆီဆူဟုတတ်
 သံသဆေး; any contagious epidemic, တတ်
 ဆီဆူတတ်တတ်တတ်ဟု; any vicious or nox-
 ious thing, တတ်လှေမဟေးတတ်ဆီတတ်ဆေး.
 Pēs'tilent, Pēs'ti-lēn'tial, *a.* pestilent, nox-
 ious, mischievous, လှေမဟေးတတ်ဆီတတ်ဆေး
 ဆီ, တတ်ဆီတတ်ဆီ, တတ်လှေတတ်လှေ.
 Pēs'tle, *n.* နှိပ်နှိပ်တတ်လှေဆီဆေး.
 Pēt, *n.* a slight fit of displeasure, သေးတတ်တတ်,
 သူတတ်သေးတတ်တတ်တတ်; any little ani-
 mal fondled and indulged, ဆတ်တတ်, တတ်
 ဖိတ်တတ်တတ်တတ်ဆီဆေးတတ်တတ်တတ်. —, *v. t.*
 to fondle, သေးတတ်ဆီဆေးတတ်ဆီဆေး, ဖြိုတတ်
 မီးတတ်ဆီဆေး; to indulge greatly, လှေ
 ဟုတတ်သေးတတ်တတ်ဆီဆေး.
 Pēt'al, Pēt'al, *n. Bot.* ဖိတ်တတ်တတ်ဆီဆေး
 ဖိတ်တတ်ဆီဆေး, ဆတ်, ဆတ်တတ်တတ်
 နှေးတတ် corolla.
 Pe-tārd', *n.* တတ်တတ်, တတ်တတ်, တတ်တတ်
 ဟုတတ်တတ်ဆီဆေး.
 Pēt'i-ōle, *n.* သတ်တတ်တတ်, သတ်တတ်
 Pēt'it, *a.* small, little, *Obs.* except in legal lan-
 guage. See PETTY.
 Pe-ti'tion, *v. t.* to supplicate, to entreat, ဟု
 ညေးတတ်, တတ်ညေးတတ်. —, *n.* a supplication,
 a prayer, တတ်ဟုတတ်, တတ်တတ်;

a written petition, တတ်ဆီတတ်, တတ်ဟု
 ညေးတတ်.
 Pe-ti'tion-a-ry, *a.* supplicatory, တတ်ဟေးတတ်
 ဟုတတ်.
 Pe-ti'tion-er, *n.* ဟုတတ်ညေးတတ်.
 Pe-tré'an, *a.* တတ်ဟေးတတ်တတ်.
 Pēt'rel, *n.* တတ်တတ်တတ်, တတ်တတ်, တတ်
 တတ်တတ်တတ် Mother Carey's chicken.
 Pēt'ri-fac'tion, *n.* the conversion of any or-
 ganic matter into stone, တတ်တတ်တတ်, တတ်
 တတ်တတ်တတ်တတ်တတ်; that which is
 converted into stone, တတ်လှေတတ်တတ်
 တတ်; that which is covered with stone,
 တတ်တတ်တတ်တတ်တတ်တတ်.
 Pēt'ri-fac'tive, Pe-trif'ic, *a.* တတ်တတ်တတ်
 တတ်တတ်တတ်တတ်တတ်တတ်တတ်.
 Pēt'ri-fy, *v. t.* to become stone, တတ်တတ်
 တတ်. —, *v. t.* to convert into stone, တတ်
 တတ်တတ်; to make callous or unfeel-
 ing, တတ်တတ်ဟုတတ်တတ်.
 Pe-trō'le-ūm, *n.* rock oil, earth oil, တတ်,
 နှိပ်.
 Pe-trō'l'o-gy, *n.* တတ်တတ်တတ်တတ်.
 Pēt'ro-nel, *n.* a carabine, ကျိတ်တတ်.
 Pēt'trous, *a.* hard, stony, တတ်တတ်.
 Pēt'ti-cōat, *n.* a skirt, နှိပ်.
 Pēt'ti-fōg'ger, *n.* ဟုတတ်တတ်တတ်, တတ်
 တတ်တတ်တတ်တတ်တတ်တတ်, တတ်
 တတ်တတ်တတ်တတ်တတ်တတ်.
 Pēt'ti-ness, *n.* littleness. See PETTY.
 Pēt'tish, *a.* fretful, peevish, သေးတတ်, သေး
 နှိပ်တတ်.
 Pēt'tish-ness, *n.* petulance, peevishness. See
 PÉTISH. *a.*
 Pēt'ti-tōes, *n.* တတ်တတ်.
 Pēt'ty, *a.* small, little, ဆေး, တတ်တတ်; trifling,
 unimportant, trivial, တတ်တတ်.
 Pēt'ū-lānce, Pēt'ū-lān-cy, *n.* See PETULANT, *a.*
 Pēt'ū-lānt, *a.* fretful, cross, တတ်တတ်, တတ်
 တတ်တတ်. See CAPTIOUS.
 Pew, *n.* တတ်တတ်တတ်တတ်တတ်တတ်
 တတ်, နှိပ်တတ်တတ်.

do, wɒlf; fʊrl, rʊde, pʊsh; e.ɪ.ə. silent; ʧ as s; ʧh as sh; ʒ as ʒ; ġ as in ġet; ʒ as z; x as gz; ŋ as in linget.

Pew'ter, *n.* တာ်ထာ်အဘဉ်ဘါဆုဉ်အသးထာ်စာ်ဒီးပုဉ်ဝါဒီးတာ်ဂတဲးတကလုဉ်.
 Pew'ter-y, *a.* ဒိဉ်ဒီး pewter, ထီဉ်ဒီး pewter.
 Pha'e-ton, *a.* anopen two wheeled carriage, ထုဉ်ကတဉ်ထာ်အဒိဉ်ဒီးခံဘဉ်လွဉ် တုဉ်ဒီး ညီ နှိ တဉ်ထာ်ထူးဒီးထာ်ကသုဉ်ခံဒုတကလုဉ်; a kind of bird, ထီဉ်တကလုဉ်.
 Pha-lan'gal, *a.* phalangial phalangian. See PHALANGIAL.
 Pha-lan'gēs, *n.* *Anat. pl.* of phalanx, (ခထဉ်ခံ), ဃီထာ်ကမိဉ်တဉ်ဘးဒီးစုဉ်စုနာ်, ဒီးဒိဉ်ခုဉ်ခိဉ်နာ်တဖဉ်.
 Pha-lan'gi-al; Pha-lan'gi-an, *a.* တဉ်ဘးဒီးခထဉ်ခံ. See PHALANGES.
 Phā'lanx, or Phāl'anx, *n.* သးဒိဉ်ကွဲးထာ်အသးထာ်အစက္ကအာ်ဒိဉ်ခံးတာ်အသးလွဉ်မိဉ်လွဉ်ကပုဉ်ထာ်အကကြိအရုဉ်အခါအခါ; one of the rows of small bone, in the fingers and toes. See PHALANGES.
 Phān'tasm, *n.* an illusion, a dream, တာ်ထာ်အတမ့ဉ်တဉ်တုဉ်နုဉ် တဉ်တုဉ်ဆိကမိဉ်ဒီး မ့ဉ်ဂုဉ်, တဉ်တုဉ်ထီဉ်ဒီးမ့ဉ်ဂုဉ်တုဉ်နုဉ်အသး, တဉ်တုဉ်စုဉ်ပုဉ် ကီးတာ်ခံဖိဉ်ထာ် phantasm.
 Phan-tās'ma-gō'ri-ā, *n.* တာ်အကွဲးအခါအကဒုတဖဉ်ထာ်ပုဉ်မေဉ်ထာ်တုဉ်ပုဉ်မေဉ်ထာ် magic lantern, ပုဉ်ထီဉ်ထဲအကဒုဒီးတထီဉ်တုဉ်နုဉ်နုဉ်တဉ်.
 Phan-tās'tic, *a.* See FANTASTIC.
 Phān'tom, *n.* a specter, a ghost, တာ်တဆဉ်; a fancied vision. See PHANTASM, *n.*
 Phār'i-sā'ic, Phār'i-sā'ic-al, *a.* တဉ်ဘးဒီးပုဉ်ဖာ်ရဲခံ, (ခရဲခံ) ထီဉ်ဒီးပုဉ်ဖာ်ရဲခံဒီး. See PHARISEE.
 Phār'i-see, *n.* ပုဉ်လူဉ်ဒီးတကလုဉ်ထာ်အပဉ်ထီဉ်ထီထာ်ထာ်အထီဉ်နုဉ်ဒီးစွဉ်အတုဉ်ထီဉ်ထီဒီးအလုဉ်အထာ်ဒီးအပမ့ဉ်ပုဉ်အတုဉ်ခံဘဲထီဉ်ထီဒီးအထီ.
 Phār'ma-çeu'tist, Phār'ma-çist, *n.* a druggist, an apothecary, ပုဉ်ထာ်အဖိဉ်ကသိဉ်ဒီးထီဉ်တဂါ.
 Phār'ma-co-poe'iā, *n.* a dispensatory, ထီဉ်ဒုးနဲဉ်တဉ်ကထဲဉ်ကတီဉ်ကသိဉ်အကလုဉ်ကလုဉ်အရုဉ်.
 Phār'ma-çy, *n.* တာ်ကုဉ်သုထာ်အဘဉ်ဘးဒီးတာ်ဖိဉ်ကသိဉ်အကလုဉ်ကလုဉ်အရုဉ်; apothecary အတုဉ်မေ. See APOTHECARY.
 Phā'ros, *n.* a lighthouse, ကီးဒိဉ်တဖျာဉ်ထာ်အဒိဉ်ဘူးဒီးပုဉ်အလုဉ် ခဉ်စုဉ်ဖဲဒီးပုဉ်တဂါ သုဉ် ထီဉ် တာ်ကပိဉ်အထီဉ်အဂုဉ်ကတုဉ်ထာ်ပုဉ်ကတုဉ်ထာ်ဒိဉ်ခံ.

Pha-rÿn'gē-al, *a.* တဉ်ဘးဒီး pharynx. See PHARYNX.
 Phār'yñx, *n.* (ခရဲခံ) ပကိဉ်လုဉ်ကွဲးအဖိဉ်ဒိဉ်, ဒီးပုဉ်ပကိဉ်ကွဲးတဘီဃီထီဉ်.
 Phāse, *n.* phasis, appearance, တာ်အကွဲးအခါထာ်အဒိဉ်ဖျာဉ်, ထာ်ပထီဉ်သု.
 Phēas'ant, *n.* ထီဉ်ခံ; the crow pheasant, ထီဉ်ကီးကုဉ်.
 Phē'nix, *n.* a fabulous bird, ထီဉ်တကလုဉ်, တာ်ခံဘဲအပုဉ်မေဉ်အသးအခါ, ပုဉ်မ့ဉ်ထီဉ်ထီထာ်မ့ဉ်အကွဲးတဉ်ဆဉ်ဝဲထာ်ထာ်သမုဉ်ထီဉ်ကွဲးထာ်အခါအကွဲးဒီးပုဉ်ထီဉ်ထာ်အသးတးဒီးပုဉ်မေဉ်ထာ်အထုဉ်အထီဉ်အဖိ.
 Phe-nöm'e-nal, *a.* တဉ်ဘးဒီးတာ်ဖျာဉ်ထီဉ်ဝဲ. See PHENOMENON.
 Phe-nöm'e-nōn, *n. pl.* phenomena, တာ်မေဉ်အသးဒိဉ်ခံဒီးတဉ်ဘးဒီးတာ် (matter) မ့ဉ်ဂုဉ်, တဉ်ဘးဒီးသုဉ်ဒီးသးမ့ဉ်ဂုဉ်, ကထဲဉ်ထာ်ထာ်အဖျာဉ်ပမံးတဉ်ထာ် phenomenon; a remarkable or unusual appearance, တဉ်တစုဉ်တုဉ်ထီဉ်ထာ်ထာ်ပတသုဉ်ညါတဉ်အဂုဉ်နုဉ်ပကီးမ့ဉ် ကီးထာ် phenomenon; an extraordinary person, ပုဉ်ထာ်အထီဉ်ထီထာ်ထာ်.
 Phī'al, *n.* a vial, ပထီဉ်ခံကထာ်ထာ်အခံးတကလုဉ်.
 Phī'lan-thrōp'ic, Phī'an-thrōp'ic-al, *a.* humane, benevolent, တဉ်ဘးဒီးတာ်အဲဉ်တုဉ်ကွဲး, တာ်သုဉ်ကညါသးကညါတာ်ဒီးတာ်မေဉ်ပုဉ်ဖာ်ရဲခံ.
 Phī-lān'thro-pist, *n.* ပုဉ်ထာ်အအဲဉ်အကွဲးပုဉ်ပုဉ်ထာ်ဒီးမေဉ်မေဉ်ထာ်ထာ်သုဉ်အသု.
 Phī-lān'thro-py, *n.* တာ်အဲဉ်တုဉ်ကွဲးပုဉ်ကီးဂါဒီးဒီးတာ်မေဉ်ပုဉ်ထာ်ထာ်ထာ်.
 Phī'har-mōn'ic, *a.* ထာ်အအဲဉ်ဒီးတာ်မုဉ်တုဉ်ဒီး, ထာ်အအဲဉ်ဒီးဒုး.
 Phī-līp'pic, *n.* တာ်ထာ်ပုဉ်တဂါဝဲထာ်ထာ်ထာ်ထာ်ပုဉ်ဖာ်ရဲခံအကွဲးဒီးထဲဉ်ကတီဉ်ထာ်ထာ်အဂုဉ်တံးဒီးသဆဉ်ထီဉ်အခံးပဉ်တာ်ကမုဉ်ထာ်အထဲသုဉ်အထီ.
 Phī'l'o-lōg'ic, Phī'l'o-lōg'i-cal, *a.* တဉ်ဘးဒီးတာ်အကွဲးအကလုဉ်ကလုဉ်အကစါတစါ.
 Phī-lōl'o-g'ist, *n.* ပုဉ်ထာ်အသုဉ်ညါနုဉ်ပာ် philology. See PHILOLOGY.
 Phī-lōl'o-gy, *n.* တာ်ကုဉ်သုတဉ်ဘးဒီးပုဉ်အကလုဉ်ကလုဉ်အကွဲးအဖိဉ်ပုဉ်, အပြဉ်မာ်ဒီးအတုဉ်တဉ်ဘးထီဉ်အသးဒိဉ်ခံဒီးထာ်ထာ်ထာ်.

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fōr,

- Phī-lōs'ō-pher, *n.* ဂုဏ်အဆင့် မြီး မြီး ဂုဏ် သွန် ညှိ တာ ကျင့်တာဆေးဘန်ဆေးမီးတာကိမ်းမံးဒဲးအဝုဒ်။
- Phil'ō-sōph'ic, Phil'ō-sōph'ic-al, *a.* တပ်ဆေးမီးပလီဝေမံ (philosophy).
- Phī-lōs'ō-phīze, *v. i.* to reason, investigate, စု သံကွာ်သံမီးတာကိမ်းမံးဒဲးအဝုဒ်မီးပင်ဖျါထီၣ်အိၣ်။
- Phī-lōs'ō-phy, *n.* တာ်ခဲၣ်ဒဲးမီးတာ်ဆုန့ၣ်တာ်ကျင့်တာ်ဆေး တပ်ဆေးမီးတာ်ကိမ်းမံးဒဲးအဝုဒ်မီးပင်ဖျါထီၣ်အိၣ်, အတာ်သိၣ်တာ် သီတဖၣ်; philosophy မ့ၣ်တပ်ဆေးမီးယွၢ်မီးအတာ် သိၣ်တာ်သီမီးအတာ်ခံၣ်ညီၣ်န့ၣ်, ပကိမ်းအိၣ်လၢ theol- ogy; မ့ၣ်တပ်ဆေးမီးမေးတာ်, တာ်လၢအအိၣ်ဖျါဝဲ, ပကိမ်း အိၣ်လၢ natural philosophy, မီးအိၣ်ဝဲခါကလၣ်.
- Phil'ter, *n.* a love charm, တာ်ရဲၣ်သံ; —, *v. t.* to philter a person, ဆဲးန့ၣ်ပုၤလၢကသံၣ်ရဲၣ်သံ; to philter a draught, ဆါဆုၣ်တာ်အိၣ်လၢကသံၣ် ရဲၣ်သံ.
- Phīz, *n.* the face, countenance, ပုၤအမဲၣ်, ပုၤအက့ၢ် အဂီၢ်, ကမ့ၢ်တာ်ကတိၤထေးခိၣ်, တတပ်ဆေးမီးထီၣ်တပ်.
- Phle-būt'ō-mist, *n.* a blood-letter, ကသံၣ်သရၣ် တတလၢအညီၣ်န့ၣ်ဆဲး သ့ၣ်ကျိၤလၢအကမၤကျါက့ၢ်တာ် ဆါအဂီၢ်.
- Phle-būt'ō-mīze, *v. t.* to bleed, ဆဲးသ့ၣ်ထီၣ်တာ်သ့ၣ် ကျိၤ.
- Phle-būt'ō-my, *n.* blood-letting. See PHLE- BOTOMIZE.
- Phlēgm, *n.* viscid matter from the throat, ကဟး. dullness, indifference, အသးတညီၣ်န့ၣ် ဝဲတပ်, မၤအသးဒ်အတွးတအိၣ်တပ်.
- Phleg-māt'ic, *a.* abounding in phlegm, ကဟး အိၣ်အါ; dull, heavy, sluggish, သ့ၣ်စာသး စာလၢပထီၣ်ဝဲတန့ၣ်ညီၣ်တပ်.
- Phlēg'mon, *n.* an inflamed tumor, တာ်ကမိၣ်ထီၣ် မီးသ့ၣ်ခူးဖျိၣ်ဝဲ.
- Phlo-gū's'tian, *n.* ပုၤလၢအန့ၣ်ဝဲလၢ phlogiston.
- Phlo-gū's'ton, *n.* caloric, မ့ၣ်အူအမိၣ်ပုၤအိၣ်လၢအိၣ်ခိၣ် (bodies) တဖၣ်အပူလၢအတဖျါထီၣ်ခိၣ်တပ်.
- Phœ'bus, *n.* Myth. တာ်ကမြိုင်ကမြိုင်, ပုၤကိမ်းမုၢ်လၢ Phœbus တစုစု.
- Phœ'nix, *n.* See PHENIX.
- Pho-nēt'ic, *a.* relating to the voice, တပ်ဆေးမီး ပကလ့ၢ်; representing sounds, လၢအဒူးန့ၣ် ကလ့ၢ်အတာ်သိၣ်လၢတာ်ပနီၣ်.
- Pho-nēt'ics, Phōn'ics, *n.* phonology, တာ်ကျင့်သ့

- တပ်ဆေးမီးပုၤအကလ့ၢ်, တာ်မၤဖျါ ထီၣ် တာ် သိၣ် လၢ ထီၣ်မဲၣ်ဖျါ.
- Phō'no-graph, *n.* လိၣ်မဲၣ်ဖျါတဖျါန့ၣ်ပတာ်ကလ့ၢ် တကလၣ်မီးပမ့ၢ်ကွဲးအိၣ်ပတတပ်ကလ့ၢ် တာ် လီၤ ဆီ နီတဘျီတပ်.
- Pho-nōg'ra-phy, *n.* တာ်မၤဖျါထီၣ်ပကလ့ၢ်အဝုဒ်လၢတာ် ပနီၣ်; a system of short-handwriting, တာ်ကွဲးလိၣ်ဖျါကိၣ်မ့ၢ်လၢအဝုဒ်အဖျါထီၣ်ဝဲလၢတာ် ပနီၣ်အဆီ.
- Pho-nōl'o-gy, *n.* See PHONETICS.
- Phōs'phor-us, *n.* Astron. Phōs'phor, the morn- ing star, Venus, Lucifer; ဆၣ်တူၢ်ဂီၤ; Chem. တာ်ကပီၤကျိၣ်ကလၣ်, မ့ၣ်မ့ၢ်တကိၢ်တပ်, တစုစုပထံၣ်တပ် အိၣ်လၢသ့ၣ်ဖိၣ်ဝဲဖိၣ်အကျၢ်တဖၣ်အကျိၤ.
- Phōs'pho-rēs'cent' (fōs'for-ēs'), *v. i.* ကပီၤထီၣ်တကိၢ်, ကပီၤကျိၣ်ကလၣ်, ဆၣ်ဆၣ်တကိၢ်တပ်.
- Phōs'pho-rēs'cent, *a.* —light, လၢကပီၤထီၣ်တ ကိၢ်, ကပီၤထီၣ်.
- Phrāse, *n.* တာ်ကတိၤတထံၣ်မ့ၢ်ဂ့ၢ်, တဘိခံဘိမ့ၢ်ဂ့ၢ်လၢအ အိၣ်ခိၣ်အဝုဒ်အကျိၤ. —, *v. t.* မၤဖျါထီၣ်အခိၣ်ပညီ လၢတာ်ကတိၤတဘိခံဘိလၢအလီၤဆီခိၣ်တပ်.
- Phrā'se-ōl'o-gy, *n.* style, diction, တာ်ကထီၣ်ပုၤ ညီၣ်န့ၣ်ကတိၤတပ်. See DICTION.
- Phre-nōl'o-gy, *n.* craniology, တာ်ကျင့်သ့လၢအတပ် ဆေးမီးပခိၣ်န့ၣ်အတာ်တပ်ဆေးမီးပသ့ၣ်ပသးမီး ထၢပတ ကဲးပဝဲဖျါဝဲ လၢပ ခိၣ်သၣ် ဗံ အ က့ၢ် အ ဂီၢ်. See CRANIOLOGY.
- Phrēn'sy, *n.* madness, rage, insanity, တာ်ဖျါ, သးဝဲလၢသးဟးဂီၢ် အ ဆီ. —, *v. t.* See FRENZY, *n.*
- Phthis'ic (tīz'ik), *n.* phthisis, consumption, ပသိၣ်ဆါ. See CONSUMPTION.
- Phthī'sis (thī'sis), *n.* consumption. See PHTHISIC.
- Phy-lāc'ter-y, *n.* an amulet or charm, ထၣ်ဖွဲ, ထၣ်ဖွဲ*, တာ်ကံၢ်အစု; a slip of parchment on which were written certain passages of the Pentateuch, တာ်ကွဲးနီၣ်ထီၣ်ခိၣ်အတာ် ကတိၤတနီၤမီးကျိၤတူၣ်အခိၣ်မ့ၢ်ဂ့ၢ်, ကံၢ်အစု မ့ၢ် ဂ့ၢ် လၢအိၣ်, တပ်ဆေးမီးပုၤလူၤဖါအလ့ၢ်အလၢ်.
- Phy's'ic, *v. t.* to treat with physic, ဝံၢ်တာ်ဆါ, မၤ ဘျါက့ၢ်တာ်ဆါလၢကသံၣ်; to cleanse the bow- els by evacuation, purge, ခူးထဲတၢ်တၢ်လၢ

dg, wōlf; fūrl, rŭde, pŭsh; e. i. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; ſ as z; x as gz; n as in linger.

111

ကသိန်လူ. —, *n.* the art of healing, တာ်
မၤဘျီက့ၤတာ်ဆါ, တာ်ဝံာ်တာ်ဆါ; medicine in
general, ကသိန်; a purgative, a purge, a
cathartic, ကသိန်လူ.

Phy's'ic-al, *a.* pertaining to visible nature,
တၢ်ဘၢးဒီးကထံာ်တာ်ဆါကစၢ်ယွၤတုၤထၢအဖျါဝဲထၢပ
စ့ၢ်တဖၣ် (*senses*) အဆိ, တတၢ်ဘၢးဒီးသ့ၣ်ဒီးသး
တၢ်; relating to the science of healing,
တၢ်ဘၢးဒီးတာ်က့ၢ်သ့ထၢပဝံာ်တာ်ဆါ, မၤဘျီက့ၤ တာ်
ဆါ; corporeat.

Phy-s'ician, *n.* a doctor, ကသိန်သရၣ်.

Phy's'ics, *n. pl.* natural philosophy, တာ်က့ၢ်သ့
တၢ်ဘၢးဒီးန့ၢ်ဆါ, လီၤဆိစ့ၢ်တာ်ဘၢးဒီးဘိးခိၤတဖၣ်
အဂြိးဝါာ်တံၤ (*the properties of bodies*).

Phy's'i-ôg'no-mist, *n.* ဟုတဝါထၢအသ့ၣ်ညါဟုတဝါ
သ့ၣ်အသးထၢအက့ၢ်အခဲၣ်သၢ်န့ၢ်ဒီးအက့ၢ်အဂီၤအ
ဆိ; a fortune-teller. See FORTUNE-TELLER.

Phy's'i-ôg'no-my, *n.* the art of discovering
the character of the mind from the feat-
ures of the face, တာ်က့ၢ်သ့တၢ်ဘၢးဒီးပက့ၢ်
ဟုအခဲၣ်သၢ်န့ၢ်ဒီးအက့ၢ်အဂီၤဒီးပသ့ၣ်ညါအသးမၤအ
သးဒိးအံၤဒ်န့ၢ်; the art of telling-fortunes by
scrutiny of the face. See FORTUNE-TEL-
LER.

Phy's'i-olog'ic-al, *a.* See PHYSIOLOGY.

Phy's'i-ôl'o-gy, *n.* (ဝံာ်စအိၤလံာ်), တာ်က့ၢ်သ့တၢ်ဘၢး
ဒီးအၣ်န့ၢ်မၤ (*animals*) ဒီးပျၢ် (*plants*) အဖါာ်ဂၢ်
တဖၣ် (*organs*), အကျးဒီးအလှၢ်အထံာ်.

Phy-tôl'o-gy, *n.* See BOTANY.

Pi-âc'û-lar, Pi-âc'û-lous, *a.* expiatory, (*rare*)
အိၣ်ဒီးအခါကမိၤထၢအက့ၢ်ကွၢ်ဟုတဝါအ တာ်ကမၢ်,
criminal, တာ်ကမၢ်ဒီးဒိၣ်ထၢဟုတဝါကွၢ်အလီၢ်အိၣ်
ဝဲ.

Pi'a-mâ'ter, *n. Lat.* tender mother, မိၤထၢအသး
ကညါတာ်ညါ; *Anat.* the membrane which
invests the brain, ပွၢ်တြၢ်တၢ်ဘၢးဒီးပခိၣ်ခွၢ်
တဘျီထၢအဟ့ၣ်အီၤထၢန့ၣ်တြၢ်မ့ၣ် (*nutriment*).

Pi-an'ist, *n.* ဟုဒ့တၢ်ထၢ piano ဝုၤဝုၤသ့တဝါ.

Pi-ân'o, Pi-â'no-for'te, *n.* တနီၤတကလုာ်ထၢအအိၣ်
ဒီးပံၤထၢအတီၤအထီၤဒီးအပံၤထၢလီၤဆိလီၢ် အသးဒိ
ရဲခံးတကဲထီၣ်ထၢနီၣ်ဒိတၢ်အိၣ်အဆိ.

Pi-âz'zâ, *n. Ital.* a square surrounded by build-
ings, တာ်အလီၢ်စက့ၢ်ထၢအတၢ်အုၣ်တရံးအီၤ

ဒီးတံာ်တဖၣ်; a portico, ပျီၤမိၤထၢအအိၣ်ဒီးအ
တာ်ဒုးခိၣ်.

Pic-a-roon', *n.* a pirate, a corsair, ဒိၣ်ထဲၣ်တဏ့ၢ်.

Pige, *n.* ထီၢ်, သၢကးမ့ၢ်ထီၢ်တဘျီ.

Pick, *v. t.* to pluck, as fruit, leaves &c. တက့ၢ်ဒဲး,
မိၢ်; as feathers from a bird, တဲး; to clean
or clear, by pulling off with the fingers
what adheres, as, bark from trees, ကျၢ်န့ၢ်
ဝဲ; to clean off with the teeth, as a dog
picks a bone, လုအိၣ်; to peck like birds
with the beak, မိးထုးဝဲ; to strike with a
sharp instrument, မိးထုးဝဲထၢစကဲၤအစ့ၣ်;
to select, choose, စုထၢန့ၢ်; to separate, as
cotton or wool, ဒိၣ်ထဲၣ်ထီၣ်အုၣ်;
to remove by a pointed instrument, ခွဲထီၣ်ကၢထီၣ်;
to open, as a lock, ဝိၣ်တကၢကွၢ်သိးအတကၢ
ဆၢ်တာ်န့ၢ်ထၢထုးကွၢ်တဘိးဒီးအိၣ်ထီၣ်ဝဲ; to pick a
pocket, ဘုးထီၣ်န့ၢ်တာ်; to pick a quarrel, ဒုး
ကဲထီၣ်တာ်အုၣ်လီၢ်ဆိးက့ၤ.—Pick from or off,
ထၢန့ၢ်ကွၢ်.—Pick out, to select, စုထၢန့ၢ်; as,
a sliver, ခဲကွၢ်.—Pick up, as a bird with
the bill, မိးအိၣ်ဖျးအိၣ်; to collect, as frag-
ments, ကပူကဝါ.—, *v. i.* to nibble, အုၣ်
ဗုအိၣ်တာ်; to steal, pilfer, လုာ်တာ်ဘျီတာ်ထၢ
အဆိ.—, *n.* a sharp-pointed, iron tool,
နီၣ်ခွဲး, နီၣ်ခဲး; a tooth-pick, နီၣ်ခဲးခဲ; option,
choice, တာ်အခွဲးအိၣ်ထၢပကစုထၢတာ်.

Pick'ax, Pick'axe, *n.* a pick, ကျိတကလုာ်အိၣ်ဒီး
ခိၣ်စူတမိ.

Pick'back, *a.* ထၢအချာဆံဒိခိၣ်, ထၢအချာထီၤ.

Pick'ed, *a.* pointed, ခိၣ်စူ.

Pick'ed-ness, *n.* pointedness, တာ်ခိၣ်စူ.

Pick'et, *n.* a pale or paling, သ့ၣ်တၢ်ဖိထၢတာ်မၤ
စူအခိၣ်ထၢတာ်ခွၢ်အဂီၢ်; a palisade, ကရၢထၢဟု
သုးမိမၤဝဲထၢအဆိးထုၣ်ထီၤသ့ၣ်ခိၣ်စူထၢ အကကြိအ
ခုၣ်အခါအဂီၢ်; an advanced guard, သုးမိထၢ
အခါအဂီၢ်ထၢညါတဖု, ကိ*. —, *v. t.* to inclose
with pales, မၤကရၢဆၢ်တာ်ထၢသ့တၢ်ဖိစူခိၣ်;
to fortify with palisades, မၤထီၣ်ကရၢထၢ
သုးမိကြိတာ်အဂီၢ်; to fasten to a picket, ဒုး
အိၣ်ကျၢၤအီၤထၢသ့ၣ်စူခိၣ်.

Pick'le, *n.* the liquor, တၢ်ဆံာ်ထံ, အံသ့ၣ်အထံ; an
eatable preserved in vinegar or salt.

â, ê, î, ô, ù, ÿ, long; ä, ë, ï, ö, ü, ý, short; câre, fâr, lâst, fâll, whâ; thêre, veîl, têrm; pîque; dône, fôr,

တၢ်သုတၢ်သၢ်ဒီးတၢ်အဂၢၢ်တဖၣ်ထၢအတၢ်တၢ်
ဖၢန့ၣ်အိၣ်ထၢအံၣ်သ့ၣ်မ့ၢ်ဂ့ၢ်, ထၢတၢ်ဆံၣ်ထံၣ်မ့ၢ်ဂ့ၢ်ဒီး
တၢ်ဖဲတၢ်အူတဖၣ်ခ့ၢ်ကိၣ်, ထၢကအိၣ်မိၣ်ဝဲထၢပတၢ်
အိၣ်ဝဲဒ်အဂီၢ်. —, *v. t.* ဖၢန့ၣ်တၢ်ထၢတၢ်ဆံၣ်ထံၣ်
ထံၣ်မ့ၢ်ဂ့ၢ်, အံၣ်သ့ၣ်ထံၣ်မ့ၢ်ဂ့ၢ်ထၢအကအိၣ်ယိၣ်ဝဲအဂီၢ်.

Pick'lock, *n.* an instrument for picking a
lock, ထးကွၢ်တတိၣ်ထၢပညိၣ်ခွၢ်ဘူးထူးထီၣ်ကွၢ်သိး
အနီၣ်တကၢ; a person who picks locks,
ပှၤသူးကွၢ်သိးအနီၣ်တကၢထၢထးကွၢ်န့ၣ်သ့တဂၤ.

Pic'nic, *n.* ပှၤရူလိၣ်အသးဒီးလဲၤဖိၣ်တၢ်အိၣ်တၢ်အိၣ်အက
လုၣ်ကလုၣ်ဖဲခၢ်အသးဆူအလီၢ်မ့ၢ်တပှၤပှၤဒ်သိးအက
အိၣ်ကအိၣ်သကိၣ်တၢ်ထၢသ့ၣ်ဖွံသးညိၣ်အဂီၢ်.

Pick'pock-et, Pick'pûrse, *n.* ပှၤထၢအထူၣ်ဘူးန့ၢ်ပှၤ
ဂၤအစ့ထၢအထၢၣ်ပှၤ.

Pic-tô'ri-al, *a.* pertaining to pictures, ဘၣ်ဆးဒီး
တၢ်ဂီၤ; illustrated by pictures, ထၢအဘၣ်
တၢ်မၤဖျါထီၣ်ခၢ်ထၢတၢ်ဂီၤ.

Pict'ûre (pikt'yur), *n.* a painting, တၢ်ဂီၤထၢပှၤကွဲး
ထၢကသိၣ်ထံၣ်အိၣ်ဒီးအလွဲၢ်ဖဲအလီၢ်အိၣ်, ပှၤအဂီၤဒီး
တၢ်ဂ့ၢ်ဘၢဂၤအဂီၤကိၣ်ခံၣ်ခၢ်ကိၣ်; a likeness, တၢ်အ
ဂီၤ. —, *v. t.* to paint a resemblance or
likeness of, ကွဲးအိၣ်, ခွဲၣ်အိၣ်ဒ်သိးအကလီၢ်ဂၢ်အမိၢ်
ပှၤ; to form an ideal likeness, imagine,
ဒူးကဲထီၣ်တၢ်အကုၢ်အဂီၤထၢပထံၣ်ထၢပသးပှၤ, ထၢပ
ဆိကမိၣ်ထၢအိၣ်သ့ၣ်အဖျါဝဲထၢပမဲၣ်ညါအသိး.

Pict'ûre-frâme, *n.* တၢ်ဂီၤအခိၣ်ပူၤအသကွီၣ်.

Pict'ûr-êsque' (pikt'yur-esk), *a.* artificial, beau-
tiful, ကြၢးဒီးတၢ်တုၤအဂီၤ, အဂ့ၢ်, အဆံၣ်အထၢလီၤဆီ
ခၢ်တၢ်, ဘၣ်ဆးဒီးအလီၢ်ထၢပကွၢ်မ့ၢ်အိၣ်ဝဲအဆံၣ်အ
ထၢလိၣ်တၢ်ဂီၤအသိး.

Pid'dle, *v. i.* to deal in small quantities, ဆါ
တၢ်အဆံး; a childish word for urinate,
ဆံၣ်ဆါ, မ့ၢ်ဖိသၣ်အတၢ်ကတိၤ.

Pie, *n.* a crust baked with contents, ကိၣ်ခံကဘွဲး
အိၣ်ဒီးတၢ်သၢ်မ့ၢ်ဂ့ၢ်, တၢ်ညၣ်မ့ၢ်ဂ့ၢ်ထၢအဘၢၣ်ခၢၤဒီး
ဘၣ်တၢ်ဖိခံအိၣ်ထၢတၢ်အိၣ်အဂီၢ်; printer's types
thrown together, ပှၤပှၤနီၣ်ဒီးအထီၣ်မဲၣ်ဖျါခ
ကွၢ်အဂီၤထၢအကွီၣ်ကွဲးဆူဝဲထၢပဆီတဖၣ်; the
smallest copper coin in India, တကး.

Pie'bald, *a.* အိၣ်ဒီးအလွဲၢ်ခါကလုၣ်ဒ်ကသ့ၣ်တနီၤ, ဒီး
ထီၣ်တနီၤအသိး. See **PIED**.

Pieçe, *n.* a part, a portion, a fragment, တနီၤ,
အကုၢ်အဒိ, အကူးထီၣ်အကူးထီၣ်; an individual

article, as, a piece of cloth, တၢ်ကံးညၣ်ဒီးအူး;
a literary or artistic composition, as, a
piece of poetry, ထီၣ်တဘွဲး; a piece of mu-
sic, ခုခံးထၢအဂ့ၢ်လီၤလိၣ်အသးတလုၢ်; a pain-
ted piece, a picture, တၢ်ဂီၤထၢပှၤကွဲးအိၣ်ထၢ
ကသိၣ်ထံၣ်အိၣ်ဒီးအလွဲၢ်ဖဲအလီၢ်အိၣ်; a piece of
money, a coin, တၢ်မ့ၢ်ဂ့ၢ်, ခုမ့ၢ်ဂ့ၢ်တဘွဲး; a
musket, a piece of artillery or cannon,
&c. ကျိ, မျိၣ်. a piece, *adv.* singly, each one,
တဂၤဒီးတဂၤ, တမံၤဒီးတမံၤ; of a piece, of the
same kind, alike, ထဲတမံၤဖိၤ, ထဲတမ့ၢ်ဒီး; *pl.*
fragments, အချၢ်အဒု, အကုၢ်အဒိ, တဒိဖိ, တကုၢ်ဖိ.
—, *v. t.* to patch, join, မၤဒိၣ်မၤထီၣ်တၢ်
ထၢပဆးဆူၣ်တၢ်အဆိ, ဒူးခဲဘူးဆူၣ်တၢ်.

Pied, *a.* a piebald, spotted, အလွဲၢ်အိၣ်ခါကလုၣ်,
တၢ်ခံၣ်မိၣ်.

Piër, *n.* a stone pillar supporting an arch,
အထူၣ်ထၢအမၤဝဲခၢ်ထၢထၢလၢၢ်ဒ်သိးအကမၤဆၢ်ကျၢၤ
တၢ်ဒူးဒိၣ်အကွီၤဒိတၢ်ညါ, ဒီးခ့ၢ်ကိၣ်တၢ်မ့ၢ်ဂ့ၢ်, တံၣ်မ့ၢ်
ဂ့ၢ်အဂီၢ်; a mole, a wharf, တမၢ်လၢအကကြီ
ဆၢ်ထံၣ်ဒီးသိးကၢၢ်ကိၣ်အသုတဖၣ်တၢ်ဂီၤတဂ့ၢ်ဒီးကဘိက
ဖဲထီၣ်မ့ၢ်ဂ့ၢ်အဂီၢ်; the part of the wall of a
house between windows, အလီၢ်ထၢပတံၣ်ခဲ
ကြီအဘၢၣ်ခၢၤ.

Pierce, *v. t.* န့ၣ်ဘၣ်; to be pierced, ဘၣ်ဆဲး.

Piër'glâss, *n.* မဲၣ်ထံကလးဒီးဒိၣ်တဘွဲးထၢအအိၣ်ဒီးအ
ခိၣ်ခၢ်ဝဲ.

Piër'çer, *n.* ပှၤထၢအဆဲးတၢ်တဂၤ, တၢ်စုကဝဲထၢအဆဲး
ဖျါတၢ်အဂီၢ်.

Pi'e-ty, *n.* veneration or reverence for God,
religion, တၢ်အဲၣ်တၢ်ကွဲးတၢ်ယူးထီၣ်ဘၣ်ဆး
ဒီးယူး; performance of filial duties, တၢ်
ကွဲးစားမၤတၢ်ထၢမိၢ်ပၢ်အဂီၢ်ထၢတၢ်အဲၣ်တၢ်ကွဲးပှၤ.

Pig, *n.* the young of swine, ထိးဖိ; an oblong
mass of lead or iron, ပှၤမ့ၢ်ဂ့ၢ်, ထးမ့ၢ်ဂ့ၢ်အ
ကိၢ်လိၣ်ဒီးထီၣ်. —, *v. i.* to farrow, ထိးဖွံ
လီၤအဖိ.

Pig'eon (pij'un), *n.* ထီၣ်ကးကွၢ်.

Pig'eon-En'glish, *n.* တၢ်ကတိၤထၢပှၤအဲၣ်ဂထီၣ်ဒိဒီးပှၤ
အမ့ၢ်ရကၢဖိကတိၤဝဲဒီးပှၤခံၣ်ဖိထၢအတၢ်ခံးတၢ်မၤအ
ဂ့ၢ်, တၢ်ကတိၤတကလုၣ်ထံၣ်မ့ၢ်ပှၤအဲၣ်ဂထီၣ်ဒိဒီးပှၤခံၣ်
ဖိအတၢ်ကတိၤဆါဆူၣ်လိၣ်အသးတနီၤ, ဒီးတနီၤမ့ၢ်ဂ့ၢ်ဒ်
သၣ်အတၢ်ကတိၤ.

dg, wôlf; fûrl, rûde, push; e. ð. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; ñ as in lingei .

- Pig'g'er-y, *n.* a pig-sty, ထီးကပိ.
- Pig'gin, *n.* a wooden dipper, နိုင်ဘျာန်တကလှိုင်.
- Pig'ment, *n.* paint, ကသိပ်တကလှိုင်လှာပွါးခဲင်တင်မိမာ ထီဂ်နိုတ်အလွှဲအရိက်.
- Pig'my, *n.* a pygmy, a dwarf, ဖုဖုဂ်, ဖုဆံး, ဖု ဖိဂ်ဆံ.
- Pig'tail, *n.* the tail of a pig, ထီးအခဲင်, the hair of the head tied in a cue, ဖုအခိဂ်သူထာအ တာဂ်တံင်ပကံဗွါဂု, သိဂ်အိမုဂ်ဂု ထာ အထီဂ် လီ စါလဲလှာအခိဂ်ဘျာဆံ; a small roll of tobacco, ညါသူးထာအတာဂ်တံင်ထီဂ်ပကံဗွါဂဲတထူမိ.
- Pike, *n.* a spear, ဘီ.
- Pik'ed, *a.* စူ, စူမိဂ်.
- Pi-las'ter, *n.* ထူဂ်ထာအခိဂ်ဒီးအနာဂ် လွှါနာဂ်တကလှိုင်.
- Pile, *n.* a heap, တာတပူဂ်; a large edifice, တာအ လီဖးဒိဂ်ထာအသူဂ်ထီဂ် မာ ထီဂ် နိုတ် ဝဲ; a large post driven into the earth, ထူဂ်ထာအတာဂ် တာဂ်တီဂ်နိုတ်မာနိုတ်အိမုဟီဂ်မိဂ်ပု; the nap of cloth, သးကလးအဆူဂ်, တာကံးညှိတကလှိုင်ထာအ မာအသးစိကခိဂ်ဘုတ်အကမိဂ်ကမင်အသီး.—*v. t.* to heap up, ပူဂ်ထီဂ်နိုတ်.
- Piles, *n.* the hemorrhoid, တာအခွိဂ်တီဂ်. See HEM- ORRHOIDS.
- Pil'fer, *v. t.* to filch, ထူဂ်တာဆံးကံးဆံးကိဂ်, စုကခွဂ်, စုကခွဂ်စုကခွဂ်, ကမဲ့ဂ်ကမိဂ်, စမဲ့စမဲ့.
- Pil'fer-er, *n.* ဖုထာအမာအသးစိ pilfer စံးဝဲအသီး.
- Pil'grim, *n.* a traveller, a wanderer, ဖုတမံးထာ အထာစုဂ်ဖါဝဲ; one who travels to visit a holy place, လီဆီခိဂ်တာမုဂ်ဖုထာအထဲလှာအလီဂ် စိဆုံထံးထာတာဘူဂ်တာဘါအဆီ.—*a.* ဘုတ် ဗားဒီး pilgrims.
- Pil'grim-age, *n.* တာထဲလှာပိဂ် pilgrim ထဲဝဲအသီး.
- Pi-lig'er-ous, *a.* အိဂ်ဒီးအဆူဂ်, အိဂ်ဘာဒီးတာဆူဂ်တာဒီး.
- Pil'ing, *n.* the act of heaping up, တာပူဂ်ထီဂ်နိုတ် တာ; a row of piles, တာထူဂ်ထာအတာဂ်တာ တီဂ်နိုတ်အိမုဟီဂ်မိဂ်ပု.
- Pill, *n.* ကသိပ်ဖျာဂ်, ကသိပ်ဒီးဖျာဂ်.
- Pil'lage, *v. t.* to plunder, spoil, ဂုဂ်ဆူဂ်ဖျါဆူဂ်နိုတ်ဖု ဂါအတာ.—*n.* spoil, rapine, တာဂုဂ်ဆူဂ် နိုတ်ဖုဂါအတာ.
- Pil'lar, *n.* a post, a column, ထူဂ်တထူဂ်, တံင်ထူဂ်; any thing that affords support, တာတမံး မါထာအကမာကျာတ်.

- Pill'ion (pil'yun), *n.* လီဂ်ဖုထာအဒူးစဲဘူးဝဲထာပိဂ်ခွါ အလီဂ်ဖုထာအလီဂ်ခဲတခိဂ်သီးမိဂ်မုဂ်ကဒီးအရိက်.
- Pil'lo-ry, *n.* ကိဂ်ကျီ, စုကျီ.
- Pil'lōw, *n.* ခူတဘာဂ်, မိဂ်တဘာဂ်.—*v. t.* to rest or support, as the head, တဘာဂ်.
- Pil'lōw-biër, Pil'lōw-beer, *n.* See PILLOW-CASE.
- Pil'lōw-cāse, *n.* မိဂ်တဘာဂ်အဂါ, မိဂ်တဘာဂ်အတာဂ်ဖျါ ဗာ.
- Pilot, *n.* ဖုထာအခွိဂ်ကဘီအကျဲတဂါ.—*v. t.* ဒူးခွိဂ်ကဘီအကျဲထာအကဘုဂ်ထဲလှာအဆူဂ်လဲထီးအ သူတဘုဂ်ဒိဘုတ်ထံးတဂုအရိက်.
- Pilot-age, *n.* the pay of a pilot, ဖုထာအခွိဂ်က ဘီအကျဲအဘူးအထဲ; the guidance of a pilot, တာဒီးတာမာဘုတ်ဗားဒီး pilot.
- Pi-mün'to, *n.* allspice, မိဂ်ခိဂ်သုဂ်တကလှိုင်ထာအ အိဂ်ဝဲထာကီးယဗူကါအပု; the tree, သုဂ်ထာအ အိဂ်ဒီးတါသုဂ်နိုတ်. See ALL-SPICE.
- Pimp, *n.* and *v.* See PANDER.
- Pim'ple, *n.* a pustule, တာမိဂ်သွံ; on the face, တာမိဂ်သွံထာအခဲင်လါ.
- Pin, *n.* the instrument used for fastening clothes, ထးကမိဂ်ခဲ.—*v. t.* to fasten with a pin, ဆဲးဘာကျာတ်ထာထးကမိဂ်ခဲ, မာ ကျာတ်ဘာထာထးကမိဂ်ခဲ.
- Pin'a-före, *n.* an apron, a tier, ဆုမိထာဖိသုဂ်သီးဝဲ ထာအခဲင်ညါဒီးထီး ကကြိတာမာဘုတ်အာဘုဂ်သီအရိက်.
- Pin'çers, *n.* pinchers, ထးတံင်.
- Pinch, *v. t.*—, as with the fingers, မိဂ်တာ; with the teeth, ဆူဂ်တာ; to compress be- tween any two hard substances, တံင်, ဗံး, စံင်; to straiten, distress, မာတာဗံး ဗံး, မာဖျါမာနုးတာ.—*v. i.* to be over-fru- gal, ပိဂ်, ဆဲဖုဆဲကရဲ.—*n.* strait, distress, difficulty, အိဂ်ကတံင်. See PINCH, *v. t.*
- Pinch'bäck, *n.* တီဂ်ဂါမာစုဂ်အသးဒီးမုးတဂု (metal) ထာအဘိကကြိုင်သတးဒီးလီဂ်တံင်ထူအသီး.
- Pinch'ers, *n.* ထးတံင်. See PINCERS.
- Pin'cush-ion, *n.* လီဂ်ဖုထာပညီနိုတ်ဆဲးထီဂ် ဗာထးထး က မိဂ်ခဲထာအလါ.
- Pine, *n.* the tree, သုဂ်ဆိ, ထံလူ.*—*v. i.* to waste away from desire, distress or anxiety, ဆဲးလီထာတာမိဂ်နိုတ်ဘုတ် အသးထာတာတမံးမံး, ဒီး ထာအသးတမုဂ်ဘုတ်အဆီ; to waste away with

ä, ē, ī, ō, ū, ŷ, long; ä, ɛ, ɪ, ö, ü, ŷ, short; cäre, fär, läst, fall, what; thère, veil, tèrm; pique; done, fòr,

- age, ပြာစည်း, ပြာဒိစရီ; to become very lean with disease, ဗုထိ.
- Pine'-äp'ple, *n.* နွေသဉ်.
- Pin'-feath'er (-fèth'er), *n.* အဆူဉ်ခါ, ဆူဉ်ချဉ်အိဉ်, တာအဆူဉ်အမိးလၢအစုဉ်ကိဉ်ဖါဒါဒါခါမိး.
- Pin'fold, *n.* a penfold, a pound, ကရၢထၢပဒုးဆဉ်ဆဉ်ဒါကိဉ်ဖါလၢအပူၤထၢပဒုဉ် ပ ပြာ ပဉ် လီၤ ထၢဆဉ်ဒါကိဉ်ဖါလၢအတၢ်ပုၤဒါဒါမၤတၢ်တၢ်ပုၤဂၤအဂီၢ်.
- Pin'höle, *n.* တၢ်ပူၤလၢပုၤဆဲးန့ၢ်ဝဲထၢထးကမိဉ်ခံ.
- Pin'ion (-yun), *n.* a wing, မိးဆု; the extreme joint of a bird's wing, မိးဆုထၢအမိးနါတတီး; a small wheel with teeth or cogs, which work into corresponding teeth of a larger one, မဲးဒါအခဲတၢ်ထၢအမိဉ်ဒါဒါအခဲတၢ်ထၢအခဲဘူးဆဉ်ဝဲဒုဉ်မိးမဲးပးဒါဒါ န့ဉ်အခဲ; a fetter or band for the arm, manacles, စၢဘျံးချၢ. —, *v. t.* to bind the wings, စၢဘျံးချၢအမိး; to bind the arms, စၢဘျံးချၢစု; to restrict, shackle, ဣဆဉ်.
- Pink, *n.* (color), ဝါစည်း, တၢ်ဝါဆူဉ်ကထဉ် ဗါ ဗုဉ် အသးထၢတၢ်အဝါဒါဒါလဲထီဉ်အလွဲၤထၢပကိးလၢ pink. —, *v. t.* ဆဲးကဉ်တၢ်အသရူၤထၢအမၤမၤမၤထၢတၢ်အဂီၢ်.
- Pin-món'ey, *n.* စုထၢမါတၢ်ခဉ်န့ၢ်အခွဲထၢအကသုဝဲဝဲကထဉ်ခဉ်အသးထၢအဂီၢ်ခဉ်ဝဲ.
- Pin'nage, *n.* ကဘိဒါတကလုဉ်ထၢပုၤဒုးထဲၤအီၤထၢ တငါဒါဒါထဉ်ခံခံထၢဒါ, မိးအိဉ်ဒါဒါအထူဉ်ခံထူဉ်.
- Pin'na-cle, *n.* a turret, a high point, တၢ်ခိဉ်ခိဉ်, တၢ်စုခိဉ်အမိးနါ.
- Pin'na-cled, *a.* အိဉ်ဒါဒါတၢ်ခိဉ်ခိဉ်.
- Pint, *n.* ပုၤအိဉ်ဂထဉ်အတၢ်အိဉ်တကလုဉ်.
- Pin'-worm (-würm), *n.* thread worm, ထိးကလဲဉ်ထၢပုၤပံဉ်ပူၤလီၤကလုဉ်ထဲၤ.
- Pi'o-neer, *n.* ပုၤထၢအထဲၤဘိပဉ်စၢၤကွဲၤဖါကပူၤဖါထၢပုၤဂၤအဂီၢ်တဂၤ, ပုၤထဲၤထၢညါဒါဒါကထဲဉ် က တီး ပဉ်စၢၤတၢ်ထၢပုၤဂၤအဂီၢ်.
- Pious, *a.* having reverence and love toward God, religious, godly, အိဉ်ဒါဒါတၢ်ထူးထီဉ်ထွၢ, တၢ်အိဉ်ထွၢဒါဒါတၢ်န့ၢ်ဝဲအကလုဉ်အကထိ, အတၢ်ခံးအတၢ်မၤထၢအလီၤထဉ်အီၤ; being in the habit of performing filial duties, ဣန့ၢ်ဒါဒါကန့ၢ်မိဉ်ပာ်အကလုဉ်အကထိဒါဒါလွဲၤစၢၤမၤတၢ် ထၢအဂီၢ်.

- Pip, *n.* တၢ်ဆါတကလုဉ်ထၢအဆဉ်ဆိအဂ္ဂၢၤ. —, *v. i.* to peep, မဲးဝဲ, ပုၤဝဲဒါဒါဒါအသိး.
- Pipe, *n.* a wind instrument, ဝါရွဲ, ပံ; a tube, a hollow cylinder, ဝါဒါထီထၢအအိဉ်ဒါဒါအပူၤ, တၢ်ကျိၤဘိတမံၤထီထီ, လီၤဆီခဉ်တၢ်ထၢအဆူၤထီ မ့ၢ်ဂုၤ, ဂဉ်, (gas) မ့ၢ်ဂုၤအဂီၢ်; a pipe used for smoking tobacco, မိဉ်သ့ဉ်ခိဉ်, မိဉ်ကျိ; a cask, တၢ်ပူဉ်လုဉ်ထၢအကြိၤဝဲ ၁၂၆ ဂၤလီဉ် (gallons); wind-pipe, ပသါတၢ်အကျိၤ, ကထီၤအကျိၤ. —, *v. i.* to play on a wind instrument, အူဝါ, အူပံ; as, We have piped to you and ye have not danced, ပအူပံထၢသုဝါဒါဒါဒါသုတဝဲၤကထီဉ်ထဉ်. မး. ၁၁: ၁၁; to whistle, ဣဉ်ကထီၤ, ကွဲကထီၤ, မၤတၢ်သိဉ်ထၢအလီၤဂဉ်ဒါဒါဣဉ်ကထီၤ, ကွဲကထီၤ.
- Pi'ping, *a.* See PIPE, *v.* —, *n.* တၢ်ဆးဆူဉ်ပုၤတမံၤထၢအမၤမၤမၤထၢမိဉ်ခဉ်အဆုတဖဉ်.
- Pip'kin, *n.* တပၢၤလီဉ်ခိဉ်တကလုဉ်.
- Pip'pin, *n.* သ့ဉ်သဉ်တကလုဉ်.
- Piqu'an-cy, *n.* See PIQUANT, *a.*
- Piqu'ant, *a.* sharp, stimulating to the taste, ထၢအဆဉ်ပဂ္ဂၢၤထဲ, တီး, တး, ဆံဉ်; severe, pointed, (as style,) ထဉ်ဆးဒါဒါတၢ်ကတီး ဆူဉ်, တၢ်ကထီၤကိဉ်, တၢ်ကတီးလၢအတၢ်ခဉ်သးတဖဉ်.
- Pique' (pèk), *n.* displeasure, vexation, သးတဖဉ်ထဉ်ထၢပုၤတပဉ်ကဲအီၤအမိ, သးထီဉ်တမဲး. —, *v. t.* to offend, displease, provoke, မၤတဖဉ်သ့ဉ်မုဉ်သး; to stimulate by rousing some passion, ထီဉ်ပုၤထီဉ်ဝဲၤတၢ်ထၢသးထီဉ်မ့ၢ်ဂုၤ, သးက့ဉ်မ့ၢ်ဂုၤအမိ; to pride or value; as, to pique one's self on, ပဉ်ထီဉ်ထီအသးထၢတၢ်တမံၤခံးအမိ.
- Piqu'et, *n.* See PICKET.
- Pi'ra-cy, *n.* See PIRATE.
- Pi'rate, *n.* a robber on the high seas, a freebooter, ဝီဉ်လဲဉ်အတမုဉ်; an armed ship used for plundering other sea-going vessels, ကဘိတဘျီအိဉ်ဒါဒါအိဉ်ထၢအဂုဉ်န့ၢ်, တမုဉ်တမုဉ်တၢ်ထၢကဘိအဂၢမိဉ်ဝဲ. —, *v. t.* to rob on the sea, တမုဉ်တၢ်ထၢဝီဉ်လဲဉ်ပုၤ; to take surreptitiously, as writings, လုဉ်န့ၢ်ပုၤဂၤအထီဉ်ထၢအကွဲၤပံးပဉ်ဒါဒါဒါလဲထီဉ်တၢ်ဘျးထၢအဂီၢ်ခဉ်ဝဲ.
- Pi-rät'ic, Pi-rät'ic-al, *v. t.* ထဉ်ဆးဒါဒါ piracy or pirate. See PIRATE.

dg, wölf; fûrl, rüde, pûsh; e.ä.ö. silent; ç as s; çh as sh; ğ as j; ğ̄ as in ğet; ſ as z; x as gz; n as in linger.

မံမံထာအမိကမိတအိန် ဆဉ်, ထာ အ ဝှ် နှိ နှိ တ အိန်.

Pith'y, *a.* containing pith, consisting of pith, ထာအကံင်,အဝ သိန်, အ နှင် ကံင် အိန် ; forcible, energetic, အိန်မိးအမိအကမိးဆူင်.

Pit'i-a-ble, *a.* wretched, miserable, sorrowful, ကြားဝဲထဉ်ဝဲထာတံင်သးကညီ, ထာအဖျိန်အယင် မိန် မိန်.

Pit'i-a-ble-ness, *a.* sorrow, wretchedness. See PITIABLE.

Pit'i-ful, *a.* compassionate, tender, အိန် မိး တံင်သးကညီ ; exciting pity, miserable, wretched, သးကညီတံင်အလိင်အိန် ; contemptible, paltry, ထာပတကြားပင်ကဲအိးဆဉ်, ထာအ တာကိတ်တသိန်ဆဉ်.

Pit'i-less, *a.* heartless, cruel, unmerciful, တံင် သးကညီတအိန်, တအိန်မိးတံင်သးကညီ ဆဉ်, သူင် ကိးသးကိး ; exciting no pity, သးကညီတံင် အလိင်တအိန်.

Pit'i-less-ness, *n.* See PITILESS, *a.*

Pit'saw, *n.* လွှားဒီးဒိန်ထာပှါခံဂဘူးသုဉ်အဂီဝ်.

Pit'tance, *n.* a small charity gift, တံင်အိန်တံင် အိမိးတံင်အဂုးအဂုးထာအဆံးအစူထာအထုဉ်ဝဲ ထာ တံင်သးကညီအဆိ ; any small allowance, a trifle, တံင်အဆံးအစူ.

Pit'y, *v. t.* to compassionate, sympathize with, သးကညီတံင်,သူဉ်အုးသးအုးထာပှါဂုးထာ တံင် ဖျိန်တံင်နးအဆိ. —, *v. i.* to exercise pity, သးလိး ; See ယံး ၁၃: ၁၄. —, *n.* compassion, mercy, sympathy, တံင်သူဉ် ကညီသးကညီတံင် ; a cause of compassion or grief, တံင်ထာအစုးကဲထိန်တံင်သူဉ်ကညီသး ကညီ,တံင်သူဉ်အုးတံင်သးအုး.

Piv'ot, *n.* တံင်အဘိတဘိထာအအိန်ကျာဝဲတမိ,မိးထုဉ်ခံ ဆဉ်မုာ်ဂုး,ဘိးဒီးအဂုးအဂုးမုာ်ဂုးထာရံးအ မိးနိ, ပထိးကိးဝဲထာမုာ်ထဉ်*.

Pix, *n.* the box where the host is kept, တထိ ထာပရံဉ်ကံဉ်မိပင်လိးဝဲထာအတံင်သူဉ်တံင်ထိ အ လိ, တထိထာအကိးဝဲကိန်မိဆုးအဂီဝ်. See PYX.

Pl'a-ca-bil'i-ty, Pl'a-ca-ble-ness, *n.* တံင်မာ့မာ့မိး အိးညီ,တံင်ပှါကွံင်ပှါဂုးထာတံင်ကမုာ်ညီ. See PLACABLE.

Pl'a-ca-ble, *a.* appeasable, forgiving, ထဉ်ဆးမိး

တံင်မာ့မာ့မိးအိးညီ, ထာအပှါကွံင်ပှါဂုးထာ တံင် က မုာ်ညီ.

Pl'a-cärd', *n.* ထံင်ဘိးထဉ်သုဉ်ညါတံင်,ထံင်ထာပှါကျားထိန် ဖိသိးအကစုးသုဉ် ညါထဉ်ပှါကိန်မုာ်ထာတံင်အဝှ်အ ဝှ် တမံ. —, *v. t.* ကျားထိန်ထံင်ဖိအမိမိန်အသိး.

Plä'cäte, *v. t.* to pacify, conciliate, appease, မာ့ဝဲသိးအသးကရုဉ်လိ,မာ့မာ့မိးကုးတံင်.

Pläçe, *n.* a certain portion of space, a local- ity, လိ, တံင်အလိင်တပှါထာထာ ; a definite, portion or passage of a writing, ထံင် အ ဆာ,ထံင်အလိ. See မာ့တံင်. ၀: ၂၄ ; situation, station, office, rank, အလိင်အကွဲ,အထုအထု, အတံင်ခံးထာမာ ; a city, town, or country, အလိ, ဝှ်, ကိ, မိးဒီးနုဉ် အသိး. —To take the place of, နှင်ထဉ်အလိ,ထိန်ထဉ်အလိ ; to give place, to make room (for), give way, ပှါအကွဲ,ပှါအလိ ; to give advantage, ထုဉ်လိ အလိအကွဲ ; to take place, come to pass, occur, ကဲထိန်အသး,မာ့အသး ; to take prece- dence, အိန်ထာတံင်ဂုးအဝဲညါ. —, *v. t.* to put, ဝဲ, ဝဲလိ ; to fix, settle, ဝဲတံင်ကျာဂု ဆု ; to appoint, ဆုထာပင်လိးနုဉ်အလိ ; to in- vest, loan, ဝဲစုးသိးအစုဉ်ကထိန်,အစုးကထိန်.

Pläç'id, *a.* calm, tranquil, quiet, unruffled, မာ့အသးဂုးတပာ်ဒီးဖျိန်ထဉ်အထံအိန် ဂုးဝဲ အသိး ; pleased, မာ့အသးရုဉ်ရုဉ်ရုဉ် ; gentle, mild, ကဝုဉ်ထုး,သူဉ်စူသးစူ.

Plä-çid'i-ty, Pläç'id-ness, *n.* calmness, gentle- ness. See PLACID. *a.*

Plä'gi-a-rizm, *n.* plä'gi-a-ry, literary theft, See PLAGIARIZE.

Plä'gi-a-rist, *n.* a plagiarist, ပှါထာအမာ် plagia- rize ခံးဝဲအသိး.

Plä'gi-a-rize, *v. t.* တံင်ပှါပှါဂုးထာတံင်ကွဲးထမံမံမိးသုဝဲ ထာအတံင်ကွဲးအကျိန်အမုာ်အတံင်ကထိးစုဉ်ဝဲအသိး.

Plä'gi-a-ry, *a.* ထာအတံင်ပှါပှါဂုးထာတံင်ကွဲးမိးသုအိးမိးအ မုာ်အတံင်ကထိးစုဉ်ဝဲအသိး. —, *n.* a plagiar- ist. See PLAGIARIST.

Plägue (pläg), *v. t.* to annoy, vex, teaze, မာ့ထုး ပှါအသး,မာ့တံင်တံင်ပှါဂုးထာကြိကြိ ; to affect with some disease or calamity, မာ့ဖျိန်မာ့ထဉ်ပှါ, မာ့ဆုးမာ့ဆါပှါ. —, *n.* a trial or vexa- tion, တံင်တမံမံထာအမာ့ထုး,မာ့ထုး,မာ့တံင်ထာ

dg, wolf; fùrl, rude, push; e.í.o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as s; x as gz; n as in linger .

Plaud'it-o-ry, *a.* applauding, commending.
See PLAUDIT.

Plau'si-bil'i-ty, Pläus'i-ble-ness, *n.* See PLAUSI-BLE, *a.*

Plau'si-ble, *a.* capable of being applauded, ထာဝရသိက္ခာရှိသော; specious, apparently right, တစ်ဆယ့်နှစ်တစ်ဆယ့်နှစ်အတိုင်းကဲ့သို့ကောက်ကောက်တတ်သည်။

Play, *v. i.* to sport, frolic, လိပ်ကွဲ, လိပ်ခိပ်ကွဲ; to contend in a game, gamble, လိပ်ကွဲပြိုင်ဆိုင်သော; လိပ်ကွဲတင်ဆောင်ခံရခြင်း; to perform on an instrument of music, ဆူပီဖိုဂျစ်, ဂူတန်; to move this way and that, တူးဝေးဝေး; to operate, act, မလုပ်ခံရခြင်း; to act on the stage, ရှေးနဲ့ပွဲအလုပ်အကိုင်ခံရခြင်း; to act like, personate a character, မလုပ်ပုံပြုသည်။ —, *v. t.* to put in action; as, to play cannon, ချစ်ချစ်; to show off, in sport, မလုပ်တင်ဆောင်ခံရခြင်း; to act a part on the stage, လိပ်ကွဲသရုပ်ဆောင်ခြင်း; to play a trick, play false, လိပ်ကွဲတင်ဆောင်ခြင်း; to play a drama, ပွဲ, ပွဲဖော်ပြခြင်း; a dramatic exhibition, ပုဂံပြုခြင်းလိပ်ကွဲ။

Pläy'-bill, *n.* လိပ်ကွဲဖော်ပြခြင်းပုဂံပြုခြင်းကို တွင်ဆောင်ခြင်း, ညှိနှိုင်းဆောင်ရွက်ခြင်းပုဂံပြုခြင်းကို တွင်ဆောင်ခြင်း။

Pläy'-day, *n.* တင်ဆောင်ခြင်းနေ့။

Pläy'er, *v, t.* an actor on the stage, ပုဂံပြုခြင်းကို တင်ဆောင်ခြင်းပုဂံပြုခြင်း။

Pläy'fél-lōw, *n.* a playmate, ပုဂံပြုခြင်းကို တွင်ဆောင်ခြင်းပုဂံပြုခြင်း။

Pläy'ful, *a.* frolicsome, sportive, ညှိနှိုင်းလိပ်ကွဲတတ်။

Pläy'-gäme, *n.* ဖိသပ်ဆတ်လိပ်ကွဲ။

Pläy'-house, *n.* a theatre, ပွဲအစဉ်, ပွဲအစဉ်။

Pläy'mäte, *n.* See PLAYFELLOW.

Pläy'thing, *n.* a toy, ဖိခိတ်သပ် အတတ်ထာဝရလိပ်ကွဲ ဖိခိတ်။

Plēa, *n.* an argument in a court of justice, ပုဂံပြုခြင်းတင်ဆောင်ခြင်း, ပုဂံပြုခြင်းတင်ဆောင်ခြင်း, ခံဝါ နှိုင်းကတိပုဂံပြုခြင်းတင်ဆောင်ခြင်းအတိုင်းအကျိုးခံရခြင်း နှိုင်းကတိပုဂံပြုခြင်း; a cause in court, a lawsuit, ဆေးအချဉ်လာပုဂံပြုခြင်း; a defendant's reply, ပုဂံပြုခြင်းတင်ဆောင်ခြင်း ထာဝရပုဂံပြုခြင်း အကတိခပ်ဝဲ မှီ ဝါ, အ

ခပ်ဝဲမှီဝါ, ကတိပုဂံပြုခြင်းအတိုင်း; an excuse, an apology, တင်ဆောင်ခြင်းတင်ဆောင်ခြင်း; an entreaty, တင်ဆောင်ခြင်းတင်ဆောင်ခြင်း။

Plēach, *v. i.* to interweave, as branches of trees or bamboos. See PLASH.

Plēad, *v. i.* to argue in a court of justice, ကတိပုဂံပြုခြင်းတင်ဆောင်ခြင်းအတိုင်းအကျိုးခံရခြင်း; to urge reasons for or against, argue, ကတိပုဂံပြုခြင်းတင်ဆောင်ခြင်းအတိုင်းအကျိုးခံရခြင်း, ထာဝရကြိတ်ဆောင်ခြင်းမှီဝါ; to urge intreatingly, supplicate, ဆုတောင်း, ကတိပုဂံပြုခြင်း။ —, *v. t.* to adduce in proof, မပုဂံပြုခြင်းတင်ဆောင်ခြင်း; to allege or argue in self-defence, ပုဂံပြုခြင်းတင်ဆောင်ခြင်းတင်ဆောင်ခြင်းတင်ဆောင်ခြင်း; to offer as an excuse, ကတိပုဂံပြုခြင်းတင်ဆောင်ခြင်း။

Plēad'er, *n.* one who pleads, ပုဂံပြုခြင်းတင်ဆောင်ခြင်း; a lawyer, ပုဂံပြုခြင်းတင်ဆောင်ခြင်းပုဂံပြုခြင်း*။

Plēad'ing, *n.* the act of pleading. See PLEAD. —*pl.* (*Law.*) the mutual altercations between litigants, ပုဂံပြုခြင်းတင်ဆောင်ခြင်းတင်ဆောင်ခြင်းတင်ဆောင်ခြင်း။

Plēas'ant, *a.* agreeable, cheerful, pleasing, ရှမ်း; more pleasant, ရှမ်းစားတက်, ရှမ်းတက်; pleasant sounds or words, ကလျာရှမ်းကထာဝရ။

Plēas'ant-ness, *n.* တင်ဆောင်ခြင်းပုဂံပြုခြင်း။

Plēas'ant-ry, *n.* gayety, merriment, တင်ဆောင်ခြင်းပုဂံပြုခြင်း; a humorous or witty saying, တင်ဆောင်ခြင်းထာဝရပုဂံပြုခြင်း။

Plēase, *v. i.* to be pleased, like, choose, တင်ဆောင်ခြင်းအတိုင်း, အိပ်ရင်အိပ်ရင်; as, give me that book, if you please, ထိုထာဝရထာဝရတင်ဆောင်ခြင်းမှီဝါ; Please to give me that book, ဝံသားရှမ်းထိုထာဝရထာဝရတင်ဆောင်ခြင်းတင်ဆောင်ခြင်း။ —, *v. t.* to gratify, satisfy, မပုဂံပြုခြင်းပုဂံပြုခြင်း, မပုဂံပြုခြင်း။

Plēas'er, *n.* ပုဂံပြုခြင်းထာဝရပုဂံပြုခြင်းပုဂံပြုခြင်း။

Plēas'ing, Plēas'ur-a-ble, *a.* giving pleasure, pleasant, delightful, agreeable, ရှမ်းပုဂံပြုခြင်း, ထာဝရပုဂံပြုခြင်း။

ä, ê, î, ô, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; câre, fâr, lâst, fäll, whät; thêre, veîl, têrm; pîque; dône, fôr,

Pläs'ure, *n.* agreeable feeling, satisfaction, enjoyment, သးရင်, သွင်ခံသးခံ, သးရင် သးရင်; will, choice, purpose, တာ်တင်အသး;—, and shall perform all my pleasure, ကမာဲဝဲထာ်တင်တင်ယသး. See ရှါ. ၄၄: ၂၀; a favor, အကျွဲ, တာ်ကျွဲ, တာ်ဖိုင်; as, Festus, willing to do the Jews a pleasure &c, မီးစီး ဇေတူးတာ်ဖိုင်မာ်အသးထာ်ပှာ်ထူးဒေအကျွဲ. မာ်တာ်. ၂၅: ၉.

Ple-be'ian (ple-be'yan), *n.* the common people, ပှာ်ထာ်အတမာ်ပှာ်အဖိုင်, ပှာ်ထူးအတီးတင်, ဗုဒ္ဓ်အိုင် ထာ်ပှာ်ထံဒဲကိ်ဒဲခါတက့ာ်အလီာ်. —, *a.* vulgar, common, ထာ်အထူးထာ်အလီာ်အကျွဲ တအိုင်, တလီာ်ဆီမီးပှာ်ဂီၢ်ရင်တင်.

Plädge, *v. t.* to pawn, give as security, ပာ်ကီတင်တမံခါထာ်ပှာ်ထာ်အတမာ်အက ခာ်က အိုင် ကအိတင်ပှာ်ဂုၤ, ကပှာ်ထာ်လီာ်ထာ်ပှာ်ဂုၤ အဂီၢ်: to give as security for the fulfillment of a promise, ပာ်ကီ, ပာ်တုၢ်, ပာ်ဝဲထာ်တမံခါထာ်အ ကမာ်ကျွဲထိုင် အထာ်အာ်လီာ် အလီာ် အဂီၢ်; to drink the health of, ပှာ်အိသံးအလှာ်အထာ်တ ကထိုင်, အိဝဲဆီမီးဟင်ပှာ်ထာ်အိ. —, *n.* a pawn, a gage, တာ်ပာ်ကီ; a thing given or considered as security, တာ်ပာ်ကီထာ်ထာ်ပှာ်အိုင် လီာ်အသးအလီာ်; a hostage, a surety, ပှာ်ထာ်အ မီးတင်တာ်ပာ်ကီထာ်ပှာ်ထာ်အတမာ်ပှာ်ထာ်အိုင် အသးက မာ်ထာ်ထိုင်ပှာ်ထိုင်အကလှာ်အဂီၢ်.

Pledg-ee', *n.* ပှာ်ထာ်အမီးတင်တာ်ပာ်ကီထာ်.

Plädge'ör, Plädg'er, *n.* ပှာ်ထာ်အထိုင်တာ်ပာ်ကီထာ်.

Plädg'et, *n.* a compress, တာ်ကံးညင်တမိခါထာ်ပှာ် ကျွဲတာ်အပှာ်လီာ်.

Plé'ia-dēs (plé'ya-dēz), *n. pl.* ဆင်ဒါရ်, ဆင်တကရါ အိုင်ဖိုင်နွံဗျာ်.

Plé'na-ry, *a.* full, entire, အိုင်ထာ်အိုင်ပှာ်ဝဲ.

Ple-nip'o-tenge, *n.* တာ်အစီအကဒါထာ်ထာ်ပှာ်ပှာ်.

Ple-nip'o-tent, *a.* အိုင်မီးတာ်ဖိတာ်ကဒါထာ်ထာ်ပှာ်ပှာ်.

Plén'i-po-tén'ti-a-ry, *n.* an ambassador, an envoy, ပှာ်ထာ်အမီးမာ်အသးအထိုင်ကိ်ဂါဒါဒါနွံဗျာ် အစီအကဒါထာ်ထာ်ပှာ်ပှာ်ထာ်ပှာ်ပှာ်အိုင် လာ် အ ထိုင်မီးတာ်အပှာ်ကိ်အခါဒဲး.

Plén'i-tüde, *n.* fullness, completeness, abundance, တာ်ထာ်ထာ်ပှာ်, တာ်အိုင်ထာ်အိုင်ပှာ်ဝဲ.

Plén'te-oüs, Plén'ti-ful, *a.* copious, abundant, အါခါဂီၢ်ဂီၢ်, ဂီၢ်ပှာ်ဂီၢ်ပှာ်; yielding abundance, fruitful, ခဲထိုင်, တဲထိုင်အါခါဂီၢ်ဂီၢ်; having abundance, rich, အိုင်ခါအိုင်ဂီၢ်, အိုင်ထာ်ထာ်ပှာ်ပှာ်, အထူးအတီး.

Plén'te-oüs-ness, Plén'ti-ful-ness, Plén'ty, *n.* copiousness, abundance. See PLENTEOUS.

Plé'o-näsm, *n.* redundancy, တာ်ကတီးခါနွံအသး, တာ်ကတီးလီာ်ကျွဲ.

Plé'o-näs'tic, Plé'o-näs'tic-al, *a.* excessive, redundant. See PLEONASM.

Pléth'o-rä, *n.* overfulness, repletion, တာ်တမံ ထာ်ထာ်ထာ်အိုင်ခါနွံအသး, လီာ်ဆီခင် တာ်ပှာ် အ သိုင်အိုင်ထာ်ထာ်ထိုင်ဆီ.

Pléth'o-ric, *a.* ဆင်မီးမီး plethora, အိုင်မီးတာ်ခါနွံ အသး.

Pleü'rä, *n.* (ပှာ်ရါ) Anat. ဗုင်အိုင်(သလီာ်)အထူးထာ်ထာ် တိုင်ထာ်အမာ်ထာ်ပာ်ကိ်ပှာ်ထာ်ပှာ်ဒါဒါဒါမာ်ထာ်ပာ်ကိ် နွံကိ်လီာ်.

Pleü'ri-sy, *n.* pleuritis, တာ်ခါနွံဆင်မီး plura, ပှာ်ထာ်ကိ်, ကူးဝဲမီးသါဂုၢ်လီာ်, သါတပှာ်ထာ်.

Pleü-ri'tis, *n.* See PLEURISY.

Pleü-rit'ic, Pleü-rit'ic-al, *a.* ဆင်မီးမီး pleurisy, အိုင်မီး pleurisy.

Pli'a-bil'i-ty, *n.* pliability, pliancy, flexibility. See PLIABLE.

Pli'a-ble, Pliant, *a.* yielding, flexible, ခာ်ထဲခါ ထိုင်; limber, ခာ်ကပျင်ထူး. See FLEXIBLE.

Pli'ers, *n.* pinchers, ထးတင်ထာ်ပာ်ထာ်ပာ်ထာ်အဆဲးတ မံခါမီးမာ်ကိုင်အါပှာ်ဂုၤ, ထးထိုင်ကူးအါပှာ်ဂုၤအဂီၢ်.

Plight, *n.* a risky or dangerous state, တာ်ကလဲ ထိုင်အသးခါအိုင်နွံအထိုင်အလီာ်အိုင်; a pledge or security for some act, တာ်ပာ်ကီအါ. —, *v. t.* to pledge. See PLEDGE, *v. t.* def. 2nd.

Plinth, *n.* ပာ်, ထိုင်ထိုင်အပာ်အခိုင်, ခိုင်ထံး.

Plöd, *v. i.* to travel with laborious diligence, ထာ်ထာ်ထာ်ထာ်ကျွဲစားသနင်ကတလ္လတင်; to work laboriously, drudge, ဖံးတာ်မာ်ထာ်ထာ်ထာ်ထာ် ထံးစူးထူး, မာ်ထိုင်ထာ်ထာ်ထံးစူးထူး, ဗုဒ္ဓ်တ လ္လထိုင်.

Plöt, *n.* a plat of ground, ထိုင်ခိုင်ဒါထာ်ကဒါ; a draft or plan of a piece of ground, ထိုင်

do, wolf; furl, rüde, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; s as z; x as gz; ŋ as in lingei.

Plün'der-er, *n.* a robber, ဂှလှလှအရှင်ဆွန်နှိဂှလှ
 အတၢ်လီၤဆီၣ်တၢ်အရှင်အခါတဖၣ်အတၢ်တဖၣ်.
 Plünge, *v. i.* to dive, rush in, as into water,
 ယူၤထံ, ဟ့ၣ်သဒ္ဓါလီၤဆူထံကျါ; as into distress
 or embarrassment, မၤတၢ်ဆူသၢတၢ်တပလီၢ်အ
 သးတၢ်ဒီးတၢ်တၢ်တၢ်ဝဲ; to immerse, ဘျာ
 လီၤတၢ်ဆူထံကျါ, ဒူးယူၤထံ, မၤဘျာလီၤ.
 Plū'ral, *a.* more than one, အိၣ်အါန့ၣ်ဒီးတံးဝဲ;
Gram. the plural number, န့ၣ်တၢ်ခံးဒီးအါန့ၣ်ခံးဝဲ.
 Plu-räl'i-ty, *n.* a number more than one, တၢ်
 လၢအအိၣ်အါန့ၣ်တံးဝဲ; the greatest of sever-
 al numbers, တၢ်အါန့ၣ်ဒီးအဂၤတဖၣ်.
 Plus, *Lat.* more, အါတက့ၢ်, တၢ်ပၣ်ဒိၣ်အပဒိၣ်, အဒိၣ်ဒိၣ်
 အံး, +.
 Plush, *n.* တၢ်ကံးညှၣ်တကလုၣ်လၢအမၤအသးတဖၣ်ဒိၣ်ကိၣ်
 တၢ်အသိး.
 Plū'vi-al, Plū'vi-ous, *a.* rainy, တၢ်ဆးဒီးတၢ်ထံစူ
 အါ.
 Ply, *v. t.* to fold, နှံးလီၤ; to lay on with force,
 ထိးတၢ်, ဒိတၢ်, တီၢ်တၢ်; to urge, importune,
 ဟ့ၣ်ထိးတၢ်ဒီး, မၤအိၣ်ဒဲးအံးဒဲးအံး ဒိၣ်ထိးအကမၤ န့ၣ်တၢ်
 တံးဝဲလၢအရီၢ်. —, *v. i.* to work steady-
 ly, practice with diligence, မၤတၢ်လၢထၢ
 ဝဲလၢထၢတၢ်အပူၤထီၣ်; to make regular trips;
 as, a vessel plies between two places, က
 တီၤလဲတၢ်က့ၢ်တၢ်လၢအလီၢ်ခံးပူၤအတၢ်
 စၢၤ အိၣ်ဒီး အဆၢအကတီၢ်. —, *n.* a fold or plait,
 တၢ်နှံး; a thickness, အကထၢ; as, a three-ply
 carpet, ဆီအလီၢ်ဒါအိၣ်သၢကထၢ.
 Pneū-mät'ic, *a.* Pneū-mät'ic-al (nū'-), consist-
 ing of or resembling air, အိၣ်ဝဲဒဲးအံးအါ
 အသိး; relating to air, တၢ်ဆးဒီးအံးအါ (ကထံ.)
 တၢ်ဆးဒီး pneumatics.
 Pneū-mät'ics, *n.* တၢ်သ့ၣ်ညါ, တၢ်က့ၣ်သ့တၢ်ဆးဒီး
 အံးအါ, ကထံ, တၢ်မၤဖျါထီၣ်အံးအါအဂ့ၢ်, အစၢၤ, အ
 တၢ်လီၤတထၢ, အလၢစတံးစတံးဒီးဒီးန့ၣ်သိးတဖၣ်.
 Pneū'ma-töl'o-gy, *n.* တၢ်က့ၣ်သ့လၢအတၢ်ဆးဒီး
 အံးအါ, ကထံလီၤဒိၣ်ဒိၣ်, အဂ့ၢ်. See PNEUMATICS.
 Pneū-mō'ni-ā, *n. Med.* တၢ်ဆါတၢ်ဆးဒီးကထံ, တၢ်က
 သိၣ်ဆါ.
 Pōach, *v. t.* to parboil, ဖံသံဒိ, နှိမံတၢ်တဖဲးတဖဲး
 ဝ့ၣ်မံတဂ့ၢ်တၢ်; to steal, ယုၣ်တၢ်; to steal

game, ယုၣ်န့ၣ်ဆၢဒိကိၣ်ဒိ, ထီၣ်ဒိထီၣ်ဒိအဂၤလၢပု
 ဂၤအလီၢ်.
 Pōach'er, *n.* See POACH, last def.
 Pōach'y, *a.* wet, marshy, ကပံၣ်ပွဲၣ်, မၤအသးကလု
 ကထံကပံၣ်ပွဲၣ်အသိး.
 Pōck, *n.* မဒိၣ်အလီၢ်ကမိထီၣ်; pock-mark, မဒိၣ်အလီၢ်.
 Pōck'et, *n.* a small bag, ထၢဒိ; a small bag
 inserted in a garment, တၢ်က့ၣ်တၢ်သိးအထၢ.
 —, *v. t.* to put in a pocket, ပၣ်န့ၣ်လၢတၢ်
 အထၢပု; to take stealthily, တံးန့ၣ်တၢ်န့ၣ်.
 Pōck'et-book, *n.* ထံၣ်ဒိတဘျီလၢပမၤနီၣ်မၤဆါတၢ်အ
 ရီၢ်.
 Pōck'et-gläss, *n.* ဝဲထံကလၢဒိတဘျီလၢပညါန့ၣ်မိၣ်
 လၢအအိၣ်အထၢပု.
 Pōck'et-höle, *n.* အိၣ်ထၢအပူၤဒိၣ်ထိး, တၢ်ဖျိၣ်ခံးထၢ
 အပူၤဒိၣ်ထိး.
 Pōck'et-mon'ey, *n.* ဝဲအဆံးအစၢၤလၢပမိၣ်အီၤထၢအိၣ်
 ထၢပုလၢပကပူၤတၢ်အရီၢ်.
 Pōd, *n.* a capsule, a legume, တၢ်ခွဲအဂၤလၢအမၤ
 အသးဒိၣ်ထိးသၢအဂၤ, အဖံး.
 Pō'em, *n.* ထံၣ်ထီၣ်, တကျါဒီးတကျါန့ၣ်အိၣ်ဆူထီၣ်ဒီးထီၣ်
 အသးဒိၣ်တၢ်ဘျာလဲဝဲအသိး.
 Pō'et, *n.* ပုမၤထီၣ်ဒိ, ပုထၢအကွဲး poem. See POEM.
 Poet-laureate, ပုထၢအကွဲးလီၤသးဝဲ, ထံၣ်ထီၣ်
 လၢမၤပဒီးနီၣ်ပၤရၣ်အရီၢ်.
 Pō'et-ās'ter, *n.* ပုကွဲးထီၣ်လၢအဘျးတဖၣ်အိၣ်တၢ်.
 Pō'et-ess, *n.* ဒိၣ်မုၣ်ကွဲးဝဲဒဲး ppet ကွဲးဝဲအသိး.
 Po-ēt'ic, Po-ēt'ic-al, *a.* pertaining to poetry, တၢ်
 ဆးဒီးထီၣ်သးဝဲ; like poetry, လီၤဝဲထီၣ်သးဝဲ.
 Pō'et-ry, *n.* poems, verse, ထံၣ်ထီၣ်, ထံၣ်သးဝဲအက
 လုၣ်ကလုၣ်.
 Pōh, *int.* နူ. တါ.
 Poign'an-gy (poin'an-sy), *n.* See POIGNANT.
 Poign'ant, *a.* stimulating to the taste, pun-
 gent, stinging, မၤသးထဲ, တီ, တး; piercing,
 painful, severe, လၢအမၤဆါဝဲဒီးမၤတၢ်ဆူထံထုး
 ဆူထံပုအသိး, တၢ်ဆးဒီးတၢ်ကတီၢ်ဆါ.
 Point, *n.* a sharp end, တၢ်ခိၣ်စူ, တၢ်လၢပဆဲးန့ၣ်တၢ်
 သ့, အကန့ၣ်; a small cape or headland,
 ထီၣ်ခိၣ်အခါဒုလၢအဆံး; a particular spot
 clearly indicated, တၢ်ပနီၣ်; a moment, an
 instant of time, တဖၣ်ဒိ, အဆၢအကတီၢ်တၢ်; a
 particular matter, တၢ်အဂ့ၢ်; an object

dg, wolf; furl, rude, push; e.s.o. silent; ç as s; çh as sh; ġ as j; ĝ as in ġet; ſ as z; x as gz; n as in linger.

aimed at, တာ်တမံမံလောပက္ခးစားဒူးကဲထီၣ်ဒီး; a characteristic, a peculiarity, အတဲကဲပဝ်,လိဆီဒ်တာ်,အတံပနီၣ်; a particular sentiment intended to strike with force, တာ်ကတိလောအတၢ်ဒိအဂ့ၢ်; *Geom.* တာ်လောအထဲၣ်တအိၣ်, အတိၣ်တအိၣ် အထီ တအိၣ်; a stop in writing, တာ်မနီၣ်ပးထီၣ်ဒ်ကိၣ်ပွဲၤဒီးဒ်န့ၣ် တဖၣ်အသိး; a point of the compass, ထီၣ်တၢ်ဘးဒီးဒိလ့ၢ်ဂိၤဒူးဒဲၣ်ပွဲၤလောပီအံၣ် (points,) သာဆံခံပီအံၣ်, အပီအံၣ်လွီၢ်ပီအံၣ်, မုၢ်န့ၣ်, မုၢ်ထီၣ်, ကထံထံး, ကထံမိး, ပကိးလောတာ်အမိၢ်ပွၢ်, (cardinal points)ဒီးအဂၤတဖၣ်ပကိးအမံၣ်ဒ်အတၢ်ဘးဒီးအမိၢ်ပွၢ်, ဒ်ပစံးတာ်အသိးကထံမိးမုၢ်န့ၣ်, ကထံမိးမုၢ်ထီၣ် ဒီးတၢ်ဒ်န့ၣ် တဖၣ်တုၤအဂ့ၢ်ထီၣ်သာဆံခံပီအံၣ်လီၤ. —, *v. t.* to sharpen the end, မၤစူတာ်အမိၣ်; to direct towards (an object), ပညိၣ်; to punctuate, ဒူးဒဲၣ်ထီၣ်အဆာထာ်ကိၣ်ပွဲၤတဖၣ်, မၤနီၣ်ထီၣ် လော အတံပနီၣ်. —Point at, (as by the finger), ပညိၣ်, ဒဲၣ်တၢ်လောစုၣ်စုၣ်. —Point out, ဒူးဒဲၣ်, မၤဖျါထီၣ်.

Point'ed, *a.* having a point, စူး; pithy and personal, တၢ်ဘးဒီးတၢ်ကတိလောအတၢ်ပွဲၤတဂၤလ့ၢ်.

Point'er, *n.* anything that points, တာ်တမံမံလောအဒူးဒဲၣ်တၢ်ဒ်န့ၣ်ရံၣ်အစုဒီးတၢ်ဒ်န့ၣ်တဖၣ်; a dog that shows the game, ထွံၣ်လောအဒူးဒဲၣ်ပွဲၤလူၤခးတၢ်ဒိလောထီၣ်မံၤဆီမံၤ, ထီၣ်ပအိ, တၢ်ဘိကိၣ်, ဒီးတၢ်ဒ်န့ၣ်တဖၣ်လောအနီး.

Point'less, *a.* blunt, obtuse, ပၤ, လူၤ, တစူတၢ်; dull, -aimless, stupid, တၢ်ဘးဒီးတၢ်ကတိလောအဂ့ၢ်တအိၣ်, တဒူးဒဲၣ်ပွဲၤအသးတၢ်.

Poise. *v. t.* to make of equal weight, balance, ခံကွၢ်တၢ်ဒ်အကလီၤတလၢၢ်ဝဲထဲသိးသိး; to balance one's self in standing, ဆာထၢၣ်တဗျါစူး; to oppress, weigh down, တၢ်ဆီၣ်လီၤ. —, *n.* equilibrium, balance, equipoise, တၢ်လီၤတလၢၢ်ခံဒိထဲသိးလိၣ်အသး; weight, gravity, တၢ်လီၤတလၢၢ်.

Poi'son, *n.* bane, venom, တၢ်စုၣ်, ကသိၣ်ဘုၣ်, စုၣ်ဖိၤပျၢ်ဖိၤ, တၢ်မူၤသံ; that which taints or destroys moral purity, တၢ်အာတၢ်သိကိးမံၤဖဲး, တၢ်ကတိလောအာပွၢ်ဂ့ၢ်, အဒိအထဲၣ်အာပွၢ်ဂ့ၢ်, မၤအသးဒ်စုၣ်ဖိၤပျၢ်ဖိၤ, မၤဟးဂီၤပွၤအသး. —, *v. t.* to make poisonous, (as an arrow), ဣလၢစုၣ်,

ဘိးစုၣ်တးစုၣ်; to infect with a poisonous quality, ဃါစုၣ်စုၣ်လၢတၢ်ဂၤ; to administer poison to, ဒူးအိၣ်ကသိၣ်ဘုၣ်, စုၣ်; to kill by poison, မၤသံတၢ်လၢစုၣ်ဖိၤပျၢ်ဖိၤအံၣ်ဒ်န့ၣ်; to corrupt or taint one's morals or principles, ဒူးအိၣ်ထီၣ်သးအာလၢတၢ်ကတိပွၢ်ဂ့ၢ်, လၢအဒိအထဲၣ်ပွၢ်ဂ့ၢ်, လၢအမၤအသးဒ်စုၣ်ဖိၤပျၢ်ဖိၤအသး.

Poi'son-ous, *a.* corrupting, baneful, လၢအမၤမူၤသံမူၤဘိးပွၤ, လၢအမၤအာမၤသိပွၤ; having the quality of poison, အိၣ်ဒီးအစုၣ်အပျၢ်.

Pöke, *n.* an impediment attached to the neck of a beast, တၢ်လၢအကျိၤယာ်ဆၣ်ဒိကိၢ်ဒိအကိၣ်ဒ်သိးအသုတလ့ၢ်ကွံၣ်ဟးကွံၣ်ယံၤလံၤတဂ့ၢ် အဂီၢ်; a thrust, တၢ်တိၢ်တၢ်ဆဲး; a plant, called also poke-weed and pigeon-berry, သ့ၣ်ဒိအထံးလၢအဂီၢ်ဂ့ၢ်လၢကသိၣ်အဂီၢ်, အဒိအထၣ်လၢတၢ်အိၣ်အဂီၢ်; a bag, ထၢၣ်တဖျၢၣ်. —, *v. t.* to grope, as in the dark, ထဲၤပုၣ်ကလၢကွၢ်တၢ်, ထဲၤကလၢကွၢ်ဂီၤကွၢ်တၢ်; to thrust at or stir up with anything long and pointed, တိၢ်တၢ်ဆဲးတၢ်. —Poke away, ကွးကွံၣ်ထဲးကွံၣ်. —Poke fun at, to ridicule, န့ၢ်ဘၣ်ပွၤ.

Pök'er, *n.* ထးဘိတဘိထၢပခွဲးမွၢ်အူအဂီၢ်.

Pök'er-ish, (*Amer.*) *a.* dangerous, အိၣ်ဒီးတၢ်ပျံၤတၢ်ဖုးအလီၢ်, လၢအမၤပျံၤပွၤ.

Pöke'-weed, *n.* See POKE.

Pö'lar, *a.* (ဒိလၢ), တၢ်ဘးဒီးတိၣ်ဒိၣ်ခိၣ်ခိၣ်မိၣ်မိၣ်အမိးန့ၢ်, အိၣ်ဘူးဒီးတိၣ်ဒိၣ်အမိၤ.

Pö'lar-chy, *n.* See POLYARCHY.

Po-lär'i-ty, *n.* တၢ်လၢအမၤဖျါထီၣ်တၢ်အဗြိပၢၢ်တံၤတဖၣ် (properties) မၤဖျါထီၣ်တၢ်ခံမံၤအတၢ်လီၤဆီလိၣ်အသး.

Pö'lar-ize, *v. t.* ဒူးကဲထီၣ်တၢ်ဒ် polarity ဖဲးဝဲအသိး.

Pöle, *n.* (၆၅) the extremity of the earth's axis, တိၣ်ဒိၣ်ခိၣ်ခိၣ်မိၣ်မိၣ်အမိးန့ၢ်; a long stick, နီၣ်တိၢ်ဒီးထီၣ်; a measure of length, the same as a rod or perch, ၁၆၇ ဖဲး (feet); — of a carriage, ထွံၣ်ကဟၣ်အဘိအိၣ်လၢကသ့ၣ်ခံဒုအထၢၣ်စၢၤအမိၢ်. —, *v. t.* to impel by poles, as a boat, ဒူးထဲၤခွဲၤထၢဝၣ်ပွၢ်ဂ့ၢ်လၢသ့ၣ်ပွၢ်ဂ့ၢ်.

Pöle'ax, Pöle'axe, *n.* ကွါထဲးဒိၣ်, လၢပျၢၤပွၤဒူးဘၢအစုကဲၤ.

Pöle'cät, *n.* the fitchet, ဆၣ်ဒိကိၢ်ဒိတကလၢၣ်လီၤဂၢၢ်

ä, é, ï, ö, ü, ŷ, long; ä, é, ï, ö, ü, ŷ, short; câre, fär, läst, fall, what; thére, veil, térm; pique; dône, fûr,

သပ်ပံလီတစ်၊ လာ အ ဖြး နှို အ ပံ လာ အ ယှင် အိင်
poultry အဆိ. See POULTRY.

Po-lēm'ic, Po-lēm'ic-al, *a.* controversial, တပ်ဘး
မီးတၢ်ဂ့ၢ်လိၣ်ဘိၣ်လိၣ်တၢ် ; a polemic writer, ဟု
ကွဲးထံၣ်ဘၣ်ဘးမီးတၢ်ဂ့ၢ်လိၣ်ဘိၣ်လိၣ်.

Po-lēm'ics, *n.* တၢ်ဂ့ၢ်လိၣ်ဘိၣ်လိၣ်, လီၤဆီၣ်တၢ်ဘၣ်ဘးမီး
သါသနါ. See POLEMIC, *a.*

Po-lice', *n.* the internal government of a place,
တၢ်ခံၣ်ညိၣ်ပှၤဂ့ၢ်ဖိတၢ်ခၢ်အမူးအရၣ် ; the body
of officers having charge of the preserva-
tion of order, ပှၤတကရၢ ထာ တၢ်လီၤဘၣ်
အိၤထာအကစံးက့ၤကွၢ်က့ၤတၢ်ဘၣ်ဘးမီး တၢ်ယှင်တၢ်
ဘျၢၣ်, တၢ်တၢ်ထီၣ်တၢ်လီၤ, တၢ်ဘၣ်အာဘၣ်သိမီးတၢ်ဂီၢ်
န့ၣ်အသိးတၢ်ခၢ်, ဂီၢ်သိးတၢ်ခၢ်ကစီၣ်တၢ်တၢ်န့ၣ်အဆိ;
အအိၣ်လီၤဆီၣ်ထာ သုးဖိအအိၣ်, မ့ၢ်ထဲထာအ တၢ်
ဘးမီးတၢ်ပှၤတမံၤဖါလီၤ.

Po-lice'-st'ition, *n.* အလီၢ်ဖဲ police အိၣ်ဖျိၣ်ဖဲမီးမီးနှို
တၢ်မၤထီၣ်မၤလီၤအိၤဒီးဆွၢ်ပှၤထာ အက မီး တၢ်
ခံၣ်ညိၣ်သ့ၣ်တၢ်ခၢ်.

Pöli'cy, *n.* a system of legislative and admin-
istrative measures, တၢ်ထီၣ်တၢ်သိ, တၢ်ဘျၢ
ထာအခံၣ်ညိၣ်ထံၣ်ဖါကီၢ်ဖါအ ရီၢ် ; wisdom and
prudence in management, တၢ်ကူၣ်တၢ်ဆး
ဘၣ်ဘးမီးတၢ်ခံၣ်တၢ်မၤကိးမံၤဒဲး ; a system of
management, တၢ်ဘျၢဘၣ်ဘးမီးတၢ်ပၤဘၣ်တၢ်;
dexterity of management, တၢ်ကူၣ်တၢ်ကူၣ်
သ့ဘၣ်ဘးမီး တၢ်ခံၣ် ညိၣ် ပၤ ဘၣ် တၢ် ; cunning,
stratagem, တၢ်လီၤတၢ်ဂ့ၢ် ; a warrant or
claim for money or property, လိၣ်လၢအ
ဒုးန့ၣ်ထာအမ့ၢ်အတၢ်မီးဟံးနှိုသ့.

Pöli'sh, *v. i.* to become smooth and glossy,
လဲထီၣ်ဘျၢမီးကဆၣ်ဝဲ. —, *v. t.* to make
smooth and glossy, မၤဘျၢမၤကဆၣ်ဝဲ ; to
make refined, elegant and polite, မၤဂ့ၢ်
ထီၣ်အလုၢ်အလုၢ်ဂီၢ်သိးအသုတမၤပှၤမံၤဖါ အ သိး တ
ဂ့ၢ်. —, *n.* a glossy smoothness pro-
duced by friction, တၢ်ဘျၢတၢ်ကဆၣ်ထာတၢ်ဂ့ၢ်
တၢ်တြီၣ်အဆိ ; refinement of manners, တၢ်
အလုၢ်အလုၢ်ဂ့ၢ်မုၢ်ဝဲပှၤထာအ ညိၣ်န့ၢ်ဂ့ၢ်လိၣ်အသးထာ
ပဒိၣ်ပှၤ, ဂီၢ်ပှၤဖိတၢ်ခၢ်အသိး.

Po-lite', *a.* of polished manners, well-bred,
courteous, ပှၤထာအလုၢ်အလုၢ်ဂ့ၢ်, အိၣ်မီးတၢ်လူး
တၢ်ထီၣ်မီးဂ့ၢ်ဝဲမုၢ်ဝဲ ; complaisant, obliging,

တၢ်ဘးမီးတၢ်ကတိၤမုၢ်, ညိၣ်န့ၢ်လုၤတၢ်ပှၤအသး, တၢ်
လူးဆၢထီၣ်ဆၢ.

Po-lite'ness, *n.* refinement, courtesy, affabili-
ty, good-breeding. See POLITE, *a.*

Pöli'tic, *a.* sagacious in pursuing measures
adapted to the public welfare, wise,
prudent, အိၣ်မီးတၢ်ကူၣ်တၢ်ဆးဂီၢ်သိးအကစံၣ်ညိၣ်
ဂ့ၢ်ဖါဖါ, ထံၣ်ဖါကီၢ်ဖါထာအကမၤဂ့ၢ်ထီၣ်အိၤအ ရီၢ် ;
cunning, artful, wary, အိၣ်မီးတၢ်ကူၣ်တၢ်ဆး
သတးမီးလီၤန့ၢ်တၢ်သ့မး ; adapted to gain an
end, ဖဲထာအမိၣ်န့ၢ်ဘၣ်အသးထာတၢ်ဘျၢန့ၣ်မၤလဲ
ထီၣ်ဝဲသ့ ; political. See POLITICAL.

Po-li'tic-al, *a.* တၢ်ဘးမီးထံၣ်ဖါကီၢ်ဖါအဂ့ၢ်အကျိၤ.

Pöli'tician (pöli'tish'an), *n.* one versed in
the science of government, ပှၤထာအလုၢ်ပၤ
န့ၢ်ဘျၢထံၣ်ဖါကီၢ်ဖါအမူးအရၣ်အဂ့ၢ်အကျိၤ မီးမၤဝဲထာ
အဂီၢ်တဂ့ၢ် ; one devoted simply to a poli-
tical party, a partisan, ပှၤတဂ့ၢ်လၢအသး
အိၣ်တဂီၢ်တၢ်, တအိၣ်မီးအထံအကီၢ်ခဲထၢ်ဘၣ်.

Pöli'tics, *n.* science of government, တၢ်သ့ၣ်
ညါ, တၢ်ဘးမီးခံၣ်ညိၣ်ပၤတၢ်တၢ်ခံၣ်အထံအကီၢ်ကစီၣ်
ဆူအိၣ်မီးအိၣ်ဘိၣ်အိၣ်ညိၣ်တၢ်ဝဲမီးထံၣ်ဂီၢ်ဂီၢ်လုတ
မၤန့ၢ်မၤပၤလးဂီၢ်အိၤတဂ့ၢ်. See POLITICIAN.

Pöli'ty, *n.* တၢ်ခံၣ်ညိၣ်ပၤတၢ်ထံၣ်ဖါကီၢ်ဖါအလုၢ်အလုၢ်.
See POLICY.

Pöll, *n.* the head, ပှၤအခိၣ် ; a register of per-
sons, စရိတၢ်ဘးမီးပှၤအမံၤအသ့ ; an election
of officers, ပှၤဆူထာပဒိၣ်ပှၤ ; the place of
electing officers, တၢ်အလီၢ်ဖဲပှၤဆူထာပဒိၣ်ပှၤ
မီးပှၤမၤတၢ်ထာအဂီၢ်တၢ်ခၢ် ; a kind of fish, ညှိၣ်တ
ကလုၣ်. —, *v. t.* to cut off the end, clip,
ဒိၣ်ထံၣ်ကွံၣ်အမီးနါ ; to shear, တံၣ်ကွံၣ် ; to enter
in a register, ကွဲးနီၣ်ပှၤအမံၤထာစရိအပှၤ.

Pöll, *n.* a parrot, ထီၣ်ကံၣ်ဖိအမံၤထာပှၤညိၣ်န့ၢ်ကိးအိၤ.

Pöllen, *n.* ဖိအကမူၣ်, ဖိအပြူး.

Pölli-wig, *n.* See TAD-POLE.

Pol-lüte', *v. t.* to make unclean, defile, မၤ
ထၢ်အာတၢ်သိ ; to defile morally, corrupt,
မၤတၢ်အာအသး, မၤလးဂီၢ်အသး.

Pol-lüt'ed-ness, Pol-lüt'ion, *n.* See POLLUTE.

Pol-lüt'ing-ly, *adv.* ဂီၢ်အကဒုးဘၣ်အာတၢ်သိတၢ်.

Pö'lo-näise', *n.* the Polish language, ပှၤဖိထံၣ်ဖိအ

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as ğ; ḡ as in ḡet; ś as s; x as gz; ñ as in linge. .

ကျိန်; a kind of dress worn by ladies, ၈၅
 မှန်အဆုတ်ကလုန်.
 Pölt, *n.* a blow, a stroke, တပ်တိုက်တိုက်ခတ်တတ်.
 Pol-troon', *n.* a coward, a craven, ဖုလောအတန်
 အာတန်သီ, ဖုလောအ ကျန် အကျူ, ဖု နှိ မှီ ဖွဲ တော်.
 —, *a.* cowardly, base, vile. See POL-
 TROONISH.
 Pol-troon'ish, *a.* poltroon, လီလင်မီး poltroon,
 တအိန်မီးအသားရူတလှော်တန်. See POLTROON, *n.*
 Pol'y, *Greek. pref.* many, အမ်.
 Po-lýg'a-míst, *n.* ဖုလောအတိန်မီးအမါအါနှိမ်းတဂါ.
 Po-lýg'a-my, *n.* အမါအါနှိမ်းတဂါ.
 Pöl'y-än'drý, *n.* အဝါအါနှိမ်းတဂါ.
 Pöl'y-är'chy, *n.* polarchy, polycracy, ဖုလောဂါ
 စံင်ညိုပာတန်တော်.
 Pöl'y-glöt, *a.* အိန်မီးအကျိန်အါ; as, —a lexicon,
 သံအိန်အကျိန်အိန်အါ; a person acquainted
 with many languages, ဖုလောအနဂ်ပာဂ်မီးက
 တီတော်အကျိန်သွအါကလုန်.
 Pöl'y-gön, *n.* တပ်မိဂါလောအနဂ်အါဝဲသတားမီးအကပါ
 အါစုဂါ.
 Po-lýg'o-nal, Po-lýg'o-nous, *a.* အနဂ်အိန်အါ.
 Po-lýg'y-ny, *n.* See POLYANDRIA.
 Pöl'yp, Pöl'ype, *n.* a kind of zoöphyte, ထံအိန်
 မှ (animal) လောအကျိန်အဂါအဒုအကြိန် မီး အ အိန်
 လီလင်မီးတစဲ, အစုန်စုရှာန် (sensation) တအိန်တန်
 မီးပုအါအိန်အါလောအဒုအကြိန်သွဂ်ပမါ အါ အိန် မီး
 တစုန်သွအသီး, အိန်မှတစုန်အံး ဒုလဲအိန် ထာဂ် မီး,
 (coral.)
 Pöl'y-poid, *a.* လီလင်ထာ polyp.
 Pöl'y-poüs, *n.* having many roots, အိန်မီးအ
 ဝ်အါ.
 Pöl'y-pus, *n.* something that has many feet
 or roots, တပ်အဝ်အါ, အစိန်အါ; a tumor re-
 sembling a pear, ဝုတကလုန်လီလင်တလှော်ထာ
 ပကီးထာ pear; a polyp. See POLYP.
 Pöl'y-syl-läb'ic, Pöl'y-syl-läb'ic-al, *a.* တန်စားမီး
 polysyllable.
 Pöl'y-sýl'a-ble, *n.* တပ်ကတီတထီ (a ward) ထာ
 အဆာအါနှိသါဆာ, အဆာမုဂ်ရှုနှိလှိုဆာ ပကီးထာ
 monosyllable, dissyllable မီး trisyllable.
 Pöl'y-thé'ism, *n.* တပ်စုဂ်တန်လောကစာတစုန်ထာအတု
 လိန်မိန်မီးအံးကျိန်ကျိန်အါ, အိန်အါ.

Pöl'y-thé'ist, *n.* ဖုလောအစုဂ်တန်လောကစာ
 စံးဝဲအသီး. See POLYTHEISM.
 Pöm'age (püm'as), *n.* တလှော်ထာအတန်တပ်အံးနှိ
 ကွန်အထံဝံလဲ, တလှော်အသီး.
 Po-mäde', Po-ma'tum, *n.* ကသိန် ဝုနာမူတကလုန်ထာ
 သွန်မိန်သုအဂါ.
 Po-mä'tum, *v. t.* ဝုမိန်သုထာကသိန် ဝုနာမူ.
 Pöme-grän'ate, *n.* the tree, တလဲ, သလဲ; the fruit,
 သလဲသန်.
 Pöm'mel, *n.* —of a sword, ဆဲတိုက်အဒွ, အတထံ;
 —of a saddle, ကသွန်အလိမ္မ, အမိန်ကမိန်ထိန်.
 —, *v. t.* to beat, bruise by beating,
 မိတပ်, တိုက်တိုက်ထာတပ်အစာတစံးပံး.
 Pömp, *n.* display, ostentation grandeur,
 splendor, တပ်မေဂြိုထိန်အထူးအတီအထေကမီ
 အမိကမီမီးတပ်နှိနှိအသီးတစုန်.
 Pom-pös'i-ty, Pömp'ous-ness, *n.* See POMPOUS.
 Pömp'öus, *a.* displaying pomp, magnificent,
 grand, လောအမေဂြိုထိန်အတပ်ဆဲတပ်လောအမိအက
 မီမီးတပ်နှိနှိအသီးတစုန်, မီးပင်ထိန်ထီအသားထာအ
 ဆီ. See POMP.
 Pömp'öus-ly, *adv.* မလဲပံး pompous အမိပညိုထဲဝဲအ
 သီး.
 Pönd, *n.* a natural one, နိုန်, လူ; an artificial
 one, a tank, ရှုန်ကိန်.
 Pön'der, *v. t.* to think, deliberate, consider,
 weigh, ဆီကမိန်ကွန်တပ်အံးနှိနှိ, ထိန်ကွန်ထဲကွန်
 တပ်အံးနှိနှိလောအသားကံပု. —, *v. i.* See *v. t.*
 Pön'der-ance, *n.* ponderosity, ponderousness,
 weight, gravity, တပ်လီတထာဂ်, တပ်စာ.
 Pön'der-ös'i-ty, *n.* ponderousness, အစာ, အလီ
 တထာဂ်. See PONDERANCE.
 Pön'der-öus, *a.* weighty, heavy, စားမး; impor-
 tant, momentous, တန်စားမီးအဂုန်အကျိန်အစိန်
 အထိန်.
 Pön-gée', *n.* သတီတကလုန်.
 Pön-ghee', *n.* a Burman priest, မီထီ, မိကွ*.
 Pön'iard (pön'yard), *n.* a dagger, နးမိ, ဖုညိုနှိ
 ဖျိန်လီအါထာထီသကီးထာပု. —, *v. t.* to
 stab, pierce, ဆဲတပ်ထာနးမိ.
 Pön'tiff, *n.* a high priest, ဖုလှော်တပ်အစိန်အစိန်;
 a pope, ပပထာစုဂ်မီမေပု.
 Pon-tific, Pon-tific-al, *a.* belonging to a high

ä, ê, î, ò, ù, ÿ, long; ä, ê, î, ö, ü, ý, short; cäre, fār, läst, fäll, what; thère, veíl, térm; pique; döne, fôr,

priest, ထပ်စားမီးပွဲလှူတော်အခြံ ; pertaining to the pope, ဘဉ်စားမီးမိမိပေပေ။

Pon-tific-als, *n. pl.* တော်ကူတော်သီးဘဉ်စားမီးပွဲလှူတော်ခြံ, ပေပေ။

Pon-tific-ate, *n.* ပွဲလှူတော်ခြံအလိပ်အကျွဲ, လီးခေါင်တော်ပေပေအလိပ်, အဆိပ်ခံး။

Pon-ton', Pon-toon', *n.* a flat-bottomed boat, ချုံတကလှိုင်ထားအမေအသားကဘျဉ်ထပ်, ပံက် ; a floating bridge, တီးတကလှိုင်ထားပွဲလှူသွေးမိမိပေပေထပ်, မိန်ချုံမိန့်တဘျဉ်မီးတဘျဉ်မီးပင်ပျဉ်အီး မီး ခုး ကဲ ထိပ်အီးလေးတီးလေးအသွေးအီးပေအလိပ်အခြံ။

Pö'ny, *n.* a small horse, ကသုဉ်အဆံးတတလှိုင် ; a translation used for the purpose of going over a lesson quickly, ထိပ်ဘဉ်တော်လှိုင်အီး ဆူကျိဉ်အဂလေးပွဲလှူမေလိထိပ်သုဝ်အကမေချွဲတကွာ်အဂီၢ်။

Poo'dle, *n.* ထွိုင်မိတကလှိုင်, အဆူဉ်ထိပ်ကပုဉ်လှိုင်, မေအသားပိသတိအသီး။

Pool, *n.* a collection of fresh water, a pond, ကမေ, နိဉ် ; a puddle, လှူ, ကပိပ်ပွဲတပူ။

Poop, *n.* ကဘိအခိဉ်ကားလေးအခံတမိ။ —, *v. t.* to strike against the stern of a vessel, မိဘဉ်ကဘိအခံ, မိထမိ, မိကဘိအဂလေးအသီး။ —, *v. i.* to pop, မေတဘိအိမီးသိဉ် ; to break wind, ဆူဉ်နီ, ဆူဉ်ပူးဆူဉ်နီ, ဆူဉ်နာ။

Poor, *a.* destitute of property, needy, indigent, တအိဉ်မီးအစုလိခိဉ်မိဉ်ဘဉ်, ဖြိဉ် ဝဲယဉ် ဝဲ ; destitute of good qualities, mean, paltry, တဂုတဘဉ်ဘဉ်, အဘျူးတအိဉ်ဘဉ် ; destitute of fertility, sterile, barren, ဟိဉ်မိဉ်တဂုလေးတလှိုင်တလှိုင်အဂီၢ်ဘဉ်, ဟိဉ်မိဉ်အညဉ်တထွိုင်ဘဉ် ; destitute of flesh, lean, ဗဲ, တဘိဉ်ဘဉ် ; exciting tender feeling, ဘဉ်စားမီးတော်သားကညီပေါ့ပျဉ်အီးတော်အဲဉ်, ညီနွှပ်ပံး, poor baby, poor lamb, မီးတော်ခိဉ်အသီးတဖဉ်။

Poor'-house, *n.* an alms-house, a work-house, တိဉ်လှူပွဲခြံမိယဉ်မိအိဉ်ဝဲအဂီၢ်။

Poor'-law, *n.* တော်သိဉ်တော်သိလေးအတိဉ်စားမီးပွဲလှူခြံမိယဉ်မိအဂီၢ်။

Poor'ly, *a.* indisposed, not in health, တဆူဉ်တချွဲဘဉ်, ကုဝဲကွဲဉ်ဝဲ။ —, *adv.* in a poor manner, တဂုဘဉ်, တမုဉ်ဘဉ်, တလီးတော်ဘဉ်။

Poor'ness, *n.* want, barrenness. See POOR.

Poor'-rate, *n.* တော်အခိအသွဲလေးအတိဉ်စားမီးပွဲလှူခြံမိယဉ်မိ။

Poor'-spir'it-ed, *a.* mean, base, cowardly, သးတဂုဘဉ်, သးတအိဉ်လေးအကမေတော်ဂုဘဉ်, သးသုဉ်။

Pöp, *v. i.* to make a sharp, quick sound, မေတော်တဘိအိမီးသိဉ်မိဉ်, ပုဂံ, မိဉ် ; to bring anything suddenly to notice ; as, to pop the question, စံးတော်ချွဲ, စံးတော်ဘဉ်ဖူး, သံကွာ်တော်ဘဉ်ဖူး, —, *adv.* suddenly, ချွဲသခံး, ချွဲမေ။ —, *n.* a small, sharp quick sound, တော်သိဉ်ထိဉ်ချွဲသခံးတဘိအိ, တော်မိဉ်, ပုဂံမိဉ်။

Pöp'-corn, *n.* corn for popping or that has been popped, ဘုခုသဉ်ထားပွဲလှူအီးလေးခွဲအူမီးမိဉ်ဖူးဝဲခဉ်, ဘုခုပုဂံမိဉ်, ဗာဉ်မိဉ်။

Pöp'-gun, *n.* မိဉ်ဖူးသဉ်အကျိဉ်မိဉ်လေးအဆဲးပျိုးဝဲထားနိဉ်မိဉ်ဘိမီးကလေးခုးထဲ ထိဉ်တော်လေး အပူ ချွဲ မီး ဖိဉ် မီး တော်သိဉ်။

Pöpe, *n.* ပေပေ, ပရံဉ်ကွိုင်အသရဉ်ဖူးမိဉ်။

Pöpe'dóm, *n.* the Papacy, ပေပေအလိပ်အကျွဲ။

Pöp'er-y. *n.* ပေပေအသါသနီ, အလှိုင်အလှိုင်။

Pöp'ish, *a.* ဘဉ်စားမီးပေပေအသါသနီ, အလှိုင်အလှိုင်။

Pöp'lin, *n.* တော်ကံးညဉ်လေးအဘဉ်တော်ထိဝဲလေးသတိမိဉ်ဖူးသိအဆူဉ်, ဖိဉ်အဂီၢ်ကလှိုင်။

Pöp'py, *n.* သိဉ်အထံးလေးပွဲလှူမေကဲထိဉ်နီဘိဉ်လေးအလှိုင်။

Pöp'ü-laçe, *n.* the commonalty, the people, ပုထံမိဉ်မိ, ပုလေးအတဖုဉ်ဘဉ်ပခြံပပုဂံဘဉ် ; the mob, the rabble. See MOB.

Pöp'ü-lar, *a.* pertaining to the common people, ဘဉ်စားမီးပုထံမိဉ်မိလေးအတဖုဉ်ဘဉ် အခြံအပုဂံတဖဉ်ဘဉ် ; suitable to the common people, plain, ကြားဝဲဘဉ်ဝဲမီးပုလေးအတဖုဉ်ဘဉ်ပခြံပပုဂံဘဉ်တဖဉ် ; pleasing to the people at large, ဘဉ်ပုဂံမိဉ်ခုးအသား။

Pöp'ü-lär'i-ty, *n.* တော်ဘဉ်ပုထံမိဉ်မိမိဉ်ခုးအသား။

Pöp'ü-lar-ize, *v. t.* to make common or pleasing to the people, မေအကတဉ်ပုလေးဂီၢ်အသား။

Pöp'ü-läte, *v. i.* to breed people, ခေါထိဉ်လေးအခြံဉ်ပျဉ်ဝဲအဆိ။ —, *v. t.* to furnish with people, ကဲဝဲကတီးအီးပုလေးဂီၢ်ကထဲ အိဉ်ထဲမီးဝဲအဂီၢ်။

Pöp'ü-lä'tion, *n.* the whole number of inhabitants of a country or state, ထံမိဉ်မိဉ်လေးခဲဆူ။ See POPULATE.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

Pöp'ü-loūs, *a.* ပွဲၤဝဲဒီးထံဒိကိၣ်ဒိ,ထံဒိကိၣ်ဒိခါ.
 Pöp'ü-loūs-ness, *n.* See POPULOUS.
 Pôr'çe-lain, *n.* China ware, လိၣ်ခိၣ်ခိၣ်ကလုၣ်က
 လုၣ်ကညာကညာ, ဒီးတၢ်ကပီၤဖျါဒီးသုတစဲးစဲး, လၢသီ
 ပုၤကၢဒီးလၢကိၣ်ခိၣ်, ဒီးလၢယဝ်ဒ်အပူၤ, ဝုၤမ့ၢ်ခဲကနီၣ်
 အံၤကၢဝဲလၢယုၤဒီးအမ့ၢ်ရကၢအပူၤခွၢ်ကိး.
 Pôrch, *n.* ပျံၢ်ခိၣ်လၢအဆိၣ်ဒီးအတၢ်ဒုးခိၣ်, ပုၤအုၤဖျါဒီး
 ဒီးလၢ verandah, ဝုၤမ့ၢ်လီၤဆိတစဲး; an en-
 trance-way to a church or other large
 buildings, a vestibule, တၢ်အလီၢ်လၢယဝ်ဒ်ခိၣ်
 ဆိလၢဟံၣ်ပူၤ.
 Pôr'çine, *a.* တၢ်ဘးဒီးထီး.
 Pôr'cu-pine, *n.* သူၣ်.
 Pöre, *n.* ကပၤကတိၤအပူၤ. —, *v. i.* (used with
 on or over,) ကွၢ်တၢ်လီၤတၢ်လီၤဆဲး, ကွၢ်တၢ်ဂၢၢ်
 ဂၢၢ်ဒိပုၤကွၢ်လိၣ်အသီး.
 Pörk, *n.* ထီးညှၢ်.
 Pörk'er, *n.* pig, swine, ထီး.
 Pörk'ling, *n.* a pig, ထီးဒိ.
 Po-rös'i-ty, *n.* porousness. See POROUS, *a.*
 Pôr'oūs, *a.* full of pores, အပူၤခါ; having pas-
 sages for fluids, as the skin or wood, အ
 ပူၤအိၣ်လၢထံပူၤဖျါကသုအဂီၢ်, လၢပုၤအဖံး အ ပူၤလၢ
 ကပၤကတိၤကထဲထီၣ်ဝဲအဂီၢ်.
 Pôr'poise (-pör'pūs), *n.* ညှၢ်တိၤဆွ.
 Pôr'phy-ry, *n.* လၢအဂ့ၢ်အိၣ်အကလုၣ်ကလုၣ်.
 Pôr'ridge, *n.* ကသူထံ, တၢ်ခွၢ်ထံဖိစုၣ်ဝဲဒီးကိၣ်ကမူၣ်တ
 စဲးဒီးအိၣ်ခိၣ်ခါကလုၣ်.
 Pôr'rin-ger, *n.* a porridge-dish, ခွၢ်အိၣ်ဒီးအစုၣ်ခိၣ်လၢ
 ဒိသၢ်အိၣ် porridge မ့ၢ်ဂ့ၢ်, တၢ်ခွၢ်ထံမ့ၢ်ဂ့ၢ်အဂီၢ်.
 Pört, *n.* a harbor, a haven, ကဘိသန့; a gate,
 ကျဲၤစၢၤ; an aperture in the side of a ship,
 တၢ်ပူၤဖျါလၢကဘိအကပၤ; manner of bodily
 deportment, carriage, mein, air, တၢ်လဲၤ
 တၢ်က့ၤ, တၢ်အိၣ်တၢ်ဆိး, အတလဲၣ်ပဝး; the lar-
 board or left side of a ship, ကဘိအကပၤ
 လၢစုၣ်တခိ; a kind of wine, စပံးထံတကလုၣ်.
 Pört'a-ble, *a.* လၢအစုၤကိၣ်ဒိ, လၢအတစာတၢ်, ဖွံ့ဝဲ,
 သတးဒီးပမိၣ်ဒီးလၢဆုၤအံၤဆူၤသ့.
 Pört'a-ble-ness, Pört'a-bil'i-ty, *n.* တၢ်လၢပမိၣ်ညိ,
 See PORTABLE, *a.*
 Pört'age, *n.* the act of carrying, တၢ်ဆွၢ်တၢ်မိၣ်

တၢ်; the price of carrying, ဆွၢ်တၢ်မိၣ်တၢ်
 အဘူးအလဲ.
 Pört'al, *n.* a small gate or passage-way, ကျဲၤစၢၤဖိ.
 —, *a.* belonging to the gate-way of the
 liver; as, a portal vein, တၢ်ဘးဒီးပသုၣ်အကျဲ
 စၢၤ, သ့ၣ်ကျဲၤတဘိလၢအဆွၢ်ပသုၣ်ပထံဆူပသုၣ်ပုၤ.
 Pörte, *n.* ကိၣ်တၢ်ကံၤအတၢ်ခိၣ်ညိၣ်ပတၢ်တၢ်, ကိးဝဲခါ
 တက့ၢ်လၢ, the Sublime Porte.
 Por-tënd', *v. t.* to foreshow, foretoken, presage,
 ဒုးခိၣ်ပၣ်စၢၤတၢ်လၢအတချးမၤဒီးတၢ်အသးတၢ်.
 Por-tënt', *n.* an omen of ill, တၢ်ပနီၣ်လၢအဆိၣ်
 ထီၣ်ပၣ်စၢၤဝဲဒ်လၢ ညါဒိသိး အကန့ၣ် ဖျါ ထီၣ် တၢ်နး
 တၢ်ဖျါလၢအကထဲတၢ်ပုၤ.
 Por-tënt'oūs, *a.* ominous of ill, လၢအဒုးခိၣ်ပၣ်စၢၤ
 တၢ်ဆူးတၢ်ခါ, တၢ်နး တၢ်ဖျါ လၢ အ က ထဲ တၢ်ပုၤ;
 prodigious, monstrous, wonderful, တၢ်ပျံၢ်
 တၢ်ဖူး, တၢ်ကမၤကမၤမၤအလီၢ်.
 Pört'er, *n.* a door-keeper, ပုၤတဝၤလၢအမိးကျဲၤစၢၤ;
 a carrier of burdens, ပုၤထီးတၢ်ဖိ; a kind
 of beer, ဘိအၢ်, သိးတကလုၣ်.
 Pört'er-age, *n.* a porter's wages, တၢ်အဘူးအလဲ,
 အလဲတၢ်ဘးဒီးအထီး တၢ် မိၣ် တၢ် ဆူ အံၤ ဆူ န့ၤ; a
 porter's or door keeper's business, ပုၤထီး
 တၢ်မိၣ်တၢ်ဖိအတၢ်ဖံးတၢ်မၤ, ပုၤမိးကျဲၤစၢၤဖိအတၢ်မၤ.
 Pört-fö'li-o, *n.* a portable case for keeping
 loose papers in, တလိၣ်လၢအက့ၢ်အဂီၢ်လီၤဝဲ
 ဒီးထံဒိဒိၣ်တဘုၣ်လၢပုၤလၢခွၢ်စးမိသ့ၣ်တဖၣ်လၢအ
 ပူၤ; the office and duties of a minister of
 state, စိၤလိၣ်စိၤပၤ, မ့ၢ်တမ့ၢ်တၢ်ပိၣ်ဒီးဒိၣ်အကလုၣ်
 အလီၢ်အကျဲၤအတၢ်ဖံးတၢ်မၤ.
 Pört'höle, *n.* တၢ်ပူၤဖျါလၢကဘိအကပၤ.
 Pört'i-co, *n.* ပျံၢ်ခိၣ်လၢအဆိၣ်ဒီးအတၢ်ဒုးခိၣ်. See PORCH.
 Pört'ion, *n.* a part of a whole, တၢ်နီၤဖး; some,
 တၢ်တနီၤ; a part assigned, an allotment,
 တၢ်တနီၤလၢအလီၤတၢ်အိၣ်; one's part of an
 inheritance, တၢ်လၢအက န့ၢ်သါတၢ်က့ၤဝဲ;
 a bride's dowry, တၢ်စုၤလီၢ်ခိၣ်ခိၣ်လၢမိၣ်မုၣ်အ
 မိၣ်အပံၤဟ့ၣ်လီၤဝဲလၢအဖျါအသးအကတိၢ်; a wife's
 dowry, တၢ်စုၤလီၢ်ခိၣ်ခိၣ်တၢ်ဘး ထဲ အ မါ ဒိ, တၢ်
 ထ့ၣ်သါ. —, *v. t.* to parcel, divide, နီၤဖး
 န့ၢ်တၢ်.
 Pört'li-ness, *n.* See PORTLY, *a.*
 Pört'ly, *a.* of grand mien, အိၣ်ဒီးအလုၢ်အလၢ်လၢ

ä, ê, î, ö, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; câre, fâr, lâst, fall, whät; thêre, veil, têrm; pique; dône, fôr,

အမာအသးဒ်ကမ္ဘာပုၤ အဒိၣ် အပုၣ် အသး; stout, corpulent, ဒိၣ်ဝဲအိၣ်ဝဲ.

Pört-män'teau (-män'tō), *n.* ထာၣ်တၢ်ဖံးထာၣ်ပုၤထဲၤ တၢ်က့ၤတၢ်ဖိသ့ၣ်တဖၣ်မိၣ်ဝဲ, လၢအဖၢၤန့ၣ်အကူအသး ဒီးတၢ်မန့ၤမတၢ်အဂီၢ်.

Pör'trait, *n.* a likeness, တၢ်တ့ၤဖျါ, ကွဲးဖျါန့ၣ်ပုၤအမဲၣ် သၣ်န့ၣ်ခ့ၤအက့ၢ်အဂီၢ်.

Pör'trait-üre, *n.* —in colors, a portrait, တၢ် အက့ၢ်အဂီၢ်ထာၣ်အကွဲးန့ၣ်ဝဲလၢအလွဲၣ်တဖၣ်; —in words, a description, တၢ်ထဲၤဖျါထီၣ်တၢ်တမံၤ မံၤတုၤဒၣ်လဲၣ်မၤအသးဒ်ပထံၣ်အိၣ်လၢပမဲၣ်အသး.

Pör-träy', *v. t.* to delineate in colors, paint, ကွဲးန့ၣ်တၢ်ဂီၢ်ထာၣ်အလွဲၣ်; to describe in words, depict, ထဲၤဖျါထီၣ်တၢ်အက့ၢ်အဂီၢ်တမံၤ မံၤတုၤ ဒၣ်လဲၣ်အပုၣ်ဖျါဝဲဒိၣ်ဝဲလဲၣ်ပထံၣ်အိၣ်အသး.

Pör'tress, *n.* မိၣ်ပုၣ်မိၣ်မၤလၢအအိၣ်မိၣ်ပဲၤတြီၤ.

Pöse, *v. t.* to embarrass, ကတိၤတခါတၢ်တၢ်အဂ့ၢ် တမံၤမံၤဒ်အသးအဝဲတခါကတိၤထီၣ်သ့တပၢ်တဂ့ၢ်; to puzzle, မၤသဘိၣ်ဘုၣ်, မၤမၤမၤတၢ်, ကူၣ်တဘၣ်ဖး တသ့. —, *n.* the attitude in which one stands, တၢ်ဆၢထၢၣ်အက့ၢ်အဂီၢ်.

Pös'er, *n.* that which silences or puzzles, တၢ် သံကွဲၣ်ပုၣ်ဂ့ၢ်, ခံးတၢ်တမံၤမံၤပုၣ်ဂ့ၢ်လၢပုၤဂ့ၢ် ခံး ဆၢဝဲ လၢအမဲၣ်ညါတသ့ထၢၣ်အဘၣ်, တၢ်သဘိၣ်ဘုၣ်ဝဲ; one who puzzles or poses, ပုၤတဂ့ၢ်ထၢၣ်အမၤဝဲပိၣ် pose ခံးဝဲအသး. See POSE, *v. t.*

Pös'it, *v. t.* to assume, ပၣ်လီၤဝဲဒ်အကတျၢၤအသး.

Posi'tion, *n.* situation, site, တၢ်အိၣ်တၢ်ဆိးအလီၢ်; attitude, တၢ်ပၣ်အသးဒ်ခံၣ်န့ၣ်, တၢ်ဘးဒီးအဆၢ ထၢၣ်, သ့ၣ်န့ၣ်, မၤအစုအခိၣ်ခံၣ်န့ၣ်; a principle laid down, a thesis, တၢ်ကတိၤအမိၣ်ပုၣ်.

Pös'i-tive, *a.* directly expressed, not implied, လၢအခံးတၢ်စၢၢ်ဆၢပိၣ်ကလၣ်; absolute, not relative, အိၣ်ဒၣ်အတၢ်, တဘၣ်ဘးလၢတၢ်အဂီၢ် တမံၤအဘၣ်; actually existing, not negative, real, တမ့ၢ်တၢ်လၢအတလီၤတၢ်လီၤဆဲးန့ၣ်ဘၣ်, ပုၣ် တၢ်နီၣ်ကီၢ်; confident, indisputable, certain, သမၤတၢ်အလီၢ်တအိၣ်ဘၣ်, တကြၢၤသးဒ်ဒီးဘၣ်, သးဒ် ဒီးအလီၢ်တအိၣ်ဘၣ်; dogmatic, overbearing, တဘၣ်ဘးဒီး ကတိၤ ဂၢၢ် ကတိၤ ကျၢၤ တၢ်နး ကဲၣ် ဆိး. —; *n.* reality, တၢ်လၢပသ့ၣ်ညါအပုၣ်သပုၣ် တၢ်.

Pös'i-tive-ness, *n.* reality, တၢ်နီၣ်နီၣ်; assurance, တၢ်သးဒ်ဒီးတအိၣ်ဘၣ်. See POSITIVE.

Pös'se-cöm'i-tä'tus, *n. Lat.* ပုၤထံၣ်မိၣ်ဖိအိၣ်ဒီးအညး လၢအကမၤစၢၤပမိၣ်ပုၣ်လၢအတၢ်တၢ်တြီၤအတၢ် စံၣ် ညီၣ်ပုၣ်ဂ့ၢ်, လၢတၢ်တၢ်ထီၣ်တၢ်လီၤအကတိၢ်ပုၣ်ဂ့ၢ်.

Pos-sëss', *v. t.* to own, ဝၢဘၣ်တၢ်, အိၣ်ဒီးတၢ်; to occupy, have in use, to control, သ့ဝဲ, ဝၢဘၣ် ဝဲ; to obtain, get possession of, ဒီးန့ၣ်ဘၣ်; to enter into, to control, as a spirit, in various ways, ဝံကျိးန့ၣ်ကျိး, ဝံဒီးန့ၣ်ဒီး, တၢ်န့ၣ်အိၣ် လၢအလီၤ. See မး. ၄: ၂၄; to possess one's self of, တံးန့ၣ်က့ၢ်ဝဲလၢအကစၢ်ဒၣ်ဝဲအဂီၢ်.

Pos-sëss'ion, *n.* the thing possessed, property, goods, တၢ်အစုလီၢ်ခိၣ်ခိၣ်; the act of possessing, တၢ်အိၣ်ဒီးတၢ်လၢအပၢဘၣ်ဝဲ.

Pos-sëss'ive, *a.* having possession, ထၢၣ်အပၢဘၣ် တၢ်, အိၣ်ဒီးတၢ်လၢအပၢဘၣ်အိၣ်; *Eng. Gram.* Possessive case; as, John's book, မ့ၢ်တၢ်အလီၢ်.

Pos-sëss'or, *n.* owner, proprietor, occupant, ပုၤလၢအပၢဘၣ်တၢ်တဂ့ၢ်, တၢ်အကစၢ်တဂ့ၢ်.

Pös'set, *n.* တၢ်အိၣ်တကလုၣ်လၢအကဲထီၣ်ဝဲလၢစပံးထံၣ်ပုၣ် ဂ့ၢ်, တၢ်ဆံၣ်အဂ့ၢ်အဂီၢ်ပုၣ်ဂ့ၢ်, ဃါဃုၣ်ဝဲလၢတၢ်န့ၣ်ထံ သတးဒီးလီၤသကၢဝဲ.

Pös'si-bil'i-ty, *n.* တၢ်သ့.

Pös'si-ble, *a.* practicable, လၢအသ့, လဲထီၣ်သ့.

Pöst, *n.* a piece of timber, metal, or stone set upright, a pillar, တူၣ်, တၢ်တူၣ်; a short post, ဝၢၢ်; a military station, ပုၤသးဒ်အိၣ်တၢ်အ လီၢ်; an official situation, an office, တၢ်မၤ အလီၢ်အကျဲ, အိၣ်မိၣ်; a letter-carrier, a post-man, ပုၤတဂ့ၢ်လၢအဆၢလီၢ်ဆုအလီၢ်တပူၤဘၣ်တ ပူၤ; an established mode of conveyance for letters, parcels &c. the mail, တၢ်ဆၢ လီၢ်သ့ၣ်ဒ်တၢ်ကျၢၤအိၣ်ဝဲအသး. —, *v. t.* to put up a public notification, ကျးထီၣ်လီၢ်လၢတၢ် အလီၢ်ဒ်ပုၤကသ့ၣ်ညါဘၣ်တၢ်အပုၣ်အမိၣ်ကိး အဂီၢ် ဒီး; to place, station, ပၣ်လီၤန့ၣ်အလီၢ်အကျဲ. —, *v. i.* to travel with speed, လဲတၢ် က့ၢ်တၢ်လၢအန့ၤ. —, *adv.* rapidly, န့ၣ်န့ၣ်. —, *pref.* (in composition), after, လၢခံ, အလီၢ်ခံ.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ð as s; ð̄ as in ðet; s̄ as z; x as gz; ñ as in linge. .

Pöst'äge, *n.* တာ်ဆွာ်အပွါ; a postage stamp, တာ်ဂီၤခိၣ်.
 Pöst'al, *n.* တၣ်ဘးဒီးထံၣ်ပရၢအတၢး,တၣ်ဘးဒီးတာ်ဆွာ်ထံၣ်ကိးအခံၤဒဲး.
 Pöst'-bäg, *n.* a mail-bag,တၣ်လၢအဆွါထံၣ်ပရၢအဂီၢ်.
 Pöst'-bill, *n.* ခရီၣ်တၣ်ဘးဒီးထံၣ်ပရၢတဖၣ်လၢပုၤကဆွါဝဲ.
 Pöst'boy, *n.* ဒိသၣ်မိၣ်ခွါတဂၤထၢအဒီးကသ့ၣ်ဒီးဆွါတာ်ဆွာ်အခံၤဆူၤ.
 Pöst'-chäise, Pöst'-cōach, *n.* ထွၣ်ကဟၣ်လၢပုၤဆွါပုၤထဲၤတာ်တဖၣ်ဂီၢ်.
 Pöst-däte', *v. t.* to afterdate, ကွဲးနီၣ်အနီၣ်အလါထၢအတလၢကွၢ်ထံၣ်တဖၣ်.—, *n.* See *v. t.*
 Pöst'-dī-lū'vi-an, *a.* ထၢထံၣ်လုၣ်ဘၢတာ်ဝံၤအလီၢ်ခံ.
 Pos-tē'ri-or, *a.* later in the order of moving, coming after, ထၢအထဲထၢခံ; later in time, အိၣ်လၢခံ, ထၢခံ; behind in position, ထၢအလီၢ်ခံ.
 Pöst'-te-ri-ör'i-ty, *n.* the state of being later. See POSTERIOR, 1st def.
 Pos-tē'ri-ors, *n. pl.* the buttocks, ခံကွၢ်.
 Pos-tēr'i-ty, *n.* offspring, descendants, တာ်လီၤစၢၤလီၤလွၢ်တမိၤဘၣ်တမိၤ.
 Pöst'tern, *n.* a small door or gate, ကျဲးစၢၤအဝဲတြီၤဒိ.—, *a.* back, private, ထၢတာ်ချၢ, ခုသ့ၣ်.
 Pöst'-ex-ist'ençe, *n.* ခဲကိၣ်တဘၣ်.
 Pöst'fix, *v. t.* to annex, စးဆုၣ်တာ်ကတိၤတဘိထၢတာ်ကတိၤအမိၣ်ပုၤဂံၢ်အံၤ; good, goodness, joy, joyful.—, *n.* a suffix. See SUFFIX.
 Pöst-häste', *n.* တာ်ထဲၤဆွါပုၤထဲၤလၢအဆွါတာ်ပရၢတဂၤအသိး.—, *adv.* ချီချီ.
 Pöst'-hōrse, *n.* ကသ့ၣ်ဆွါတာ်.
 Pöst'hu-mōus, *a.* ထၢအသံၣ်အလီၢ်ခံ; as, a posthumous child, အိၣ်ဖျၢၣ်ထၢအပၢ်, မ့တမ့ၢ်တၣ်အမိၣ်သံၣ်အလီၢ်ခံ; a posthumous book, ထံၣ်လၢအဘၣ်တာ်ပုၤဂံၢ်ဒဲးထၢပုၤကွဲးဒီးတဂၤထံၣ်အလီၢ်ခံ; posthumous reputation, ထၢထၢအကပီၤအိၣ်ဒီးထၢပုၤထံၣ်အလီၢ်ခံ.
 Pöst'til, *n.* a homily, တာ်ဟီၤတဂါထၢပုၤကွဲးဝဲထၢပရံၣ်ကွၢ်အစီၤသီဖဲထဲထၢအတာ်အိၣ်ဖျၢၣ်အပုၤအဂီၢ်; a marginal note, တာ်ကတိၤတထံၣ်တဘိဘၣ်ကွဲးအသးထၢထံၣ်စီဆံၣ်ကတံၤပၤအသးပုၤထၢအကမၤဖျါထီၣ်ထံၣ်အမိၣ်ပုၤအခိၣ်ပညီတခဲး.

Pös-til'ion, *n.* ပုၤတဂၤလၢအဒီးကသ့ၣ်တဒုၤစီထၢအထူးထွၣ်ကဟၣ်အပၢ်မုၢ်န့ၣ်.
 Pöst'man, *n.* a letter-carrier, ပုၤလၢအဆွါထံၣ်ဆူၤအံၤဆူၤတဂၤ.
 Pöst'mark, *n.* တာ်ပနီၣ်လၢပုၤဆွါထံၣ်အခိၣ်တဂၤဒိလီၤန့ၣ်ဝဲထၢထံၣ်အဖိခိၣ်.
 Pöst'más-ter, *n.* ပုၤဆွါထံၣ်အခိၣ်တဂၤ.
 Pöst'más-ter-g'č'en'er-al, *n.* ပုၤဆွါထံၣ်အခိၣ်ဒီးဒိၣ်တဂၤ.
 Pöst'me-rid'i-an, *a.* afternoon, ထၢမုၢ်ဆုၣ်လီၤတဒိ, မုၢ်ထွၣ်ဆုၣ်လီၤထံ; belonging to the after portion of life, တၣ်ဘးဒီးသးပုၤလီၤထံ.
 Pöst'-môr'tem, *a. Lat.* after death, ထၢတာ်သံၣ်အလီၢ်ခံ; as, a post-mortem examination, ကွၢ်ပုၤအမိၣ်လၢအအိၣ်ပုၤဂံၢ်သိးအကသ့ၣ်ညါတၣ်အတာ်ဆူးတာ်ခါအပုၤ.
 Pöst'-nū'tal, *a. Lat.* after birth, ထၢတာ်အိၣ်ဖျၢၣ်အလီၢ်ခံ.
 Pöst'-nū'p'tial (-nū'p'shal), *a.* after marriage, တာ်ကဲထီၣ်အသးတခံၤထဲထၢတုၤလိၣ်ဖျါလိၣ်အသးဝံၤအလီၢ်ခံ.
 Pöst'-ōff'ice, *n.* ထံၣ်ပရၢအတၢး.
 Pöst'-pāid, *a.* ထံၣ်ဆွါတာ်အပွါထွၣ်ထံ, ကျဲးစီၣ်တာ်ဂီၤခိၣ်ထံ.
 Pöst-pōne', *v. t.* to defer, delay, adjourn, သုးန့ၣ်, သုးသီ. See PROCASTINATE.
 Pöst-pōne'ment, *n.* See POSTPONE.
 Pöst'script, *n.* (by contraction, P. S.) တာ်ကတိၤထၢအဘၣ်တာ်ကွဲးလီၤဝဲထၢတာ်ကွဲးဝံၤထံၣ်အလီၢ်ခံ.
 Pöst'-town, *n.* ဝုၤလၢအအိၣ်ဒီးဆွါထံၣ်တၢး.
 Pöst'ū-late, *n.* တာ်ကတိၤတခံၤထဲထၢပၤခံၤခါထီၣ်အလီၢ်တအိၣ်ဘၣ်, ပုၤထွၣ်ညါတုၤဒီးအာ်လီၤအိၣ်လီၤအသးကိးဂၢၤဒဲး.—, *v. t.* to assume, မၤန့ၣ်ဒဲး; to entreat, elicit, ဆုၣ်တာ်.
 Pöst'ū'la'tion, *n.* supplication, intercession, တာ်ဆုၣ်တာ်, တာ်ဆုၣ်ကညးတာ်; a gratuitous assumption. See POSTULATE, *n.*
 Pöst'ūre, *n.* attitude, ပုၤပၢ်အသးဘၣ်ဘးဒီးအထၢထၢအသ့ၣ်နီၤ, အမဲၣ်သၣ်, နီၤစ့ၤ, အစုအခိၣ်, အိၣ်ဝဲၣ်ထံၣ်ခိၣ်န့ၣ်; state, condition, အခံၤအမၤ, အအိၣ်အဆိးတာ်, အိၣ်ဝဲၣ်ထံၣ်ခိၣ်န့ၣ်; disposition, mood, အသးအိၣ်ဖျၢၣ်ထံၣ်ခိၣ်န့ၣ်.
 Pō'sy, *n.* an inscription, a motto, a verse, တာ်

ä, ê, î, ô, ü, ÿ, long; ä, é, î, ö, ü, ÿ, short; cäre, fär, läst, fall, what; thère, veïl, tērm; pique; dōne, fōr,

ကတိၤရှၢၤဘိၤထၢအဘၣ်ကွဲးလိၤန့ၣ်ဝဲထၢတၢ်တံၢ်ခံၤခဲ
လိၤ; a bouquet, nosegay, ဖိအကဒိၣ်.
Pöt, n. a vessel used for boiling, for holding
plants &c. တၢ်တၢ်; a mug, a cup, ခွၢ်,လိၤ
အိၣ်ဒီးအစူၣ်. —, *v.* ဝဲတၢ်ထၢသၢပၤပူၤ.
Pö'ta-ble, a. drinkable, ဝုထၢဝဲတၢ်အိၣ်ဝဲ. —, *n.*
a beverage, တၢ်အိၣ်.
Pöt'ash, n. အၤထကထဲၤ (alkali) အဝဲၣ်အဘိ, အဝဲၣ်အ
သတိၣ်ဆူၣ်မး. See ALKALI.
Po-tä'tion, n. a drinking or drinking-bout,
တၢ်အိၣ်သိးအိၣ်ဝဲ; a draught, တၢ်အိၣ်ထဲတကွဲးဒီး.
Po-tä'to, n. the foreign potato, တခူတၢ်; the
sweet potato, ဟူၣ်ကထၢတၢ်; the Karen
potato, နွဲၣ်သိဖိတၢ်.
Pöt'bëll'ied, a. တၢ်တၢ်, ခၢၢ်တၢ်, လိၤတၢ်တၢ်,
လိၤစၢၤတၢ်.
Pöt'bëll'y, n. တၢ်တၢ်ကၤနီၣ်, တၢ်တၢ်လိၤတၢ်တၢ်.
Pöt'-com-pän'ion, n. ဝုအိၣ်သကိးအိၣ်သကိးတၢ်တၢ်,
ဆၣ်ဆးဒီးအိၣ်သိး.
Pöt'-cöv'er, n. a pot-lid, ဒိၣ်ခွၢ်.
Pö'ten-cy, n. power, efficacy. See POTENT.
Pö'tent, a. powerful, strong, efficient, အဝဲၣ်ဆူၣ်
ဆိဆူၣ်; possessing great authority or
dominion, အစိဒိၣ်အကမိၤထီ; efficacious; as,
a potent medicine, ထၢအမၤအျါကွၢ်တၢ်သ့.
Pö'ten-tate, n. an emporor, a sovereign, a
king or queen, ဝုထၢအိၣ်ဒီးအစိဒိၣ်အကမိၤ
ထီတၢ်, စိၤပၤ, နီၣ်ပၤမ့ၣ်.
Po-tën'tial, a. having power, (*Obs.*) ဆၣ်ဆးဒီးအ
ဝဲၣ်ဆူၣ်အဆိဆူၣ်; not actually existing, but
possible to exist, ဆၣ်ဆးဒီးတၢ်ထၢအကဲ
ထီၣ်သ့, ဆၣ်တဘၣ်ကဲထီၣ်; *Gram.* the Potent-
tial mood, တၢ်အိၣ်အထဲၣ်ထၢအမၤအျါထီၣ်တၢ်မၤ
ကသ့, ဆၣ်တဘၣ်ကဲမၤအသး, တၢ်ဆၣ်မၤအသး.
—, *n.* a possibility, တၢ်မၤအသးသ့, a
contingency, တၢ်ကမၤအသးဘၣ်တဘၣ်.
Po-tën'ti-äte (-shĭ-ät), v. t. ခုးကဲထီၣ်အဝဲၣ်ဆူၣ်အဆိ
ဆူၣ်, မၤဆူၣ်ထီၣ်အိၣ်, ဟ့ၣ်လိၤအစိအကမိၤ.
Pöth'er, v. t. to perplex, confuse, trouble, မၤ
တံၢ်တံၢ်အိၣ်, မၤသထံၣ်ဘၣ်တၢ်. —, *n.* vexa-
tion, trouble, တၢ်မၤအ့ၣ်, တၢ်မၤတံၢ်တံၢ်.
Pöt'-herb, n. တၢ်ဒီးတၢ်ထၣ်ထၢပၤဖိအိၣ်.
Pöt'-hook, n. ထးကွၢ်နီၣ်ထၢပၤအျါထီၣ်တၢ်ဖိတၢ်ပၤဖိ.

Pö'tion, n. a draught, a dose, ကသံၣ်ထၢအအိၣ်ထဲ
တကျိၣ်ဒီး.
Pöt'-lid, n. a pot-cover, တၢ်ဒိၣ်ကဲ, တၢ်ဒိၣ်ကၢၢ်, ဒိၣ်ခွၢ်.
Pot'shärd, Pöt'shäre, n. တၢ်ဒိၣ်, တၢ်ပၤဖိ.
Pöt'täge, n. a soup, a stew, ကသ့ထဲ, ကသ့.
Pöt'ter, n. a maker of earthen-ware, ဝုထၢသ
ပၤဖိ. —, *v. t.* to trifle, putter, မၤတၢ်
ကလိ, တၢ်တဲကဲထီၣ်ဆၣ်, မၤဖဲအံၤတဲဖဲ, ဖဲန့ၣ်တဲဖဲ, ဒီး
အကျဲးတအိၣ်.
Pöt'ter-y, n. earthen-ware, သပၤပၤဖိဒိၣ်ဒိၣ်အကထၣ်က
လၣ်; a place where earthen pots are made,
အလိၣ်ဖဲပၤမၤကဲထီၣ်တၢ်ဖိတၢ်ပၤဖိသ့ၣ်တဖၣ်.
Pöt'tle, n. a liquid measure of two quarts,
တၢ်ဆိၣ်တၢ်တံၢ်ထၢအကြိၣ်ခဲကွီၣ်အိၣ်; a pot or
tankard, သပၤပၤတကထၣ်; a small basket
for fruit and the like, သကွီၣ်တြၢၤဖိ.
Pouch, n. a small bag, ထၢဒိၣ်အကထၣ်ကထၣ်; the
crop of a bird, ထီၣ်ဒီးအိၣ်ဖိအကန့ၣ်.
Pou-drette', n. a manure, တၢ်တံၢ်ထၢအမၤပူၤ
ထီၣ်ထီၣ်ဒိၣ်ဒိၣ်အညၣ်ထၢပူၤသ့ၣ် တၢ်ဖျးတၢ်အိၣ်, ကဲ
ထီၣ်ထဲထၢပူၤအ့ၣ်ထၢအဆိဆူၣ်ဆၣ်အသး ဒီး သ့ၣ် ထးဒီး
တၢ်အဂၤတဖၣ်တနီၤ.
Pöul'ter-er, n. ဝုထၢအဆိထီၣ်ဖိအိၣ်ဖိတၢ်ပၤ.
Pöul'tice, n. a cataplasm, ကသံၣ်ကျဲးဖိခွၢ်သိၣ်, ဖိ
ကိၣ်ပဲၣ်, ဒီးတၢ်ဖိန့ၣ်တဖၣ်ထၢအမၤဖဲတၢ်ပူၤလိၤပူၤတုၤ
အိၣ်. —, *v. t.* ကျဲးလိၤ poultice ထၢတၢ်ခွဲတၢ်
ကျဲးဒီးတၢ်ဆိ အဂၤအလိၤ, ကျဲးလိၤတၢ်ထၢဆိ ပူၤ
လိၤအိၣ်.
Pöul'try, n. domestic fowls, ဆိ, ထီၣ်ခွၢ်ထီၣ်တၢ်ဒီး
တၢ်ဖိတၢ်ထံၣ်န့ၣ်အသးတဖၣ်.
Pöul'try-yard, n. ကဒိၣ်, ကဒိၣ်ထၢဘၣ်အိၣ်ဘၣ်အိၣ်
poultry အိၣ်.
Pounce, n. the talon of a bird of prey, ထီၣ်ထၢ
အစူၣ်ဆိတဖၣ်အိၣ်ခွၢ်; a powder made of
pulverized gum, တၢ်ကမ့ၣ်ထၢပၤသ့ၣ်လိၤအိၣ်ဖိ
သိးပလဲးတၢ်ခဲၣ်သ့တဖျါတဂ့ၤ, ဒီးအကျဲးအိၣ်ထၢတၢ်
ဂၤအိၣ်. —, *v. t.* to sprinkle with
pounce, ဖွံလိၤသ့ၣ်လိၤသ့ၣ်ထးအကမ့ၣ်ခွၢ်ဂ့ၤ, တၢ်က
မ့ၣ်သ့အဂၤခွၢ်ဂ့ၤထၢပူၤဆးကိၣ်တၢ်အိၣ်. — Pounce
on, to fall on and seize with the talons,
as a bird, ထူၤဖျါလိၤတၢ်ထၢအိၣ်ခွၢ်.
Pound, n. (ဒိၣ်) the weight, ဆၣ်ဆးဒီးတၢ်အဆၢ,
တဒိၣ်ထဲသိးဒီးခဲၣ်ဆိးထးဆၣ်ဆၣ်; money e-

do, wolf; fûrl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; n as in linger.

qual to 20 shillings or 10 rupees, a sovereign, ပုဆိပ်ဂဏ်းမိခေခေပျာပျာသီးမီးခေခေ၊ ထိုင်ခံဆံ၊ ပွဲသီးမီးတရား; a pinfold, ကရားခွေးဆင် တာ်ထာပိန်ပင်လီၤဝဲထာဆင်မိက်မိထာအ တးဝှာ် ပါ မးတိတ်တတ်တဖန်အဂီၢ်.

Pound, *v. t.* to beat, strike, တိတ်ဘု, ဆုဘု, ဒိတ်တိတ် တ်း; to impound. See IMPOUND.

Pound'age, *n.* so much per pound, တာ်တံးန့ၢ်တ ဝိန်ခေခိန်; a charge for impounding stray cattle, တာ်ခွေးဆင်ဆင်မိက်မိထာအတးဝှာ်ပါထေပျာ.

Pound'er, *n.* a pestle, နိုင်ဝံင်တိတ်; a gun carry- ing a ball of a certain number of pounds, နိုင်ထာအကြိၢ်စာ်သင်အစာထဲထံထဲန့ၢ်.

Pöur, *v. t.* used with out, လူလီၤ, ဝါလီၤ, ဟိုလီၤ, ဟို ဆု; as, I will pour out my fury upon thee, ထကဟိုထသးထီၣ်ဆုန့ၢ်အိန်. (ပုဒ်. ၇: ၃.); with into, လူန့ၢ်; with upon, လူလီၤ, လူလီၤထာထေလီၤ; to pour down in a heap, လူပိုင်ဝါပိုင်, ဝါပိုင် ဝါတံး; to send forth, emit, ဟိုကိုင်. —, *v. i.* to flow impetuously, ယွၤလီၤဆူၣ်ဆူၣ်က ထဲ.

Pout, *v. i.* to stick out the lips, ပံၣ်စူထီၣ်အထး မိန်, မးထေပျာထီၣ်အထးမိန်. —, *n.* a fit of sulkiness, တာ်သးထီၣ်တမိတ်. See POUTING.

Pout'ing, *n.* pout, တာ်မးထေသးမိသင်အထး ထီၣ် အ ထး.

Pövr'er-ty, *n.* destitution of property, indig- ence, need, want အစူလီၢ်ခိန်ခိန်တအိန်တင်, တာ်ခိန်တံၢ်ထင်; any deficiency, lack, တာ်တ ထာတပွဲၤတင်, တာ်ထာအကတင်ပသး တအိန်တင်, တ ခါထင်; poverty of language, jejuneness, တာ်ကတိတ်တအါတင်, တအိန်မီးအဝှာ်အပိတ်တင်.

Pow'der, *v. t.* to reduce to fine particles, pulverize, မးကမူၣ်တံး; to sprinkle with powder, ဖွံလီၤထာ်ကမူၣ်. —, *v. i.* to be- come like powder, crumble, လီၤကဖွံ လီၤကမူၣ်, လီၤကမူၣ်. —, *n.* a dry sub- stance composed of fine particles, တာ်က မူၣ်. See GUNPOWDER.

Pow'der-böx, *n.* တထီပစးညီ.

Pow'der-cärt, *n.* လှိုင်ပစးညီ.

Pow'der-chäst, *n.* တထီထာပျာစးန့ၢ်စာ်စးန့ၢ်ညီထာ ထပျာ.

Pow'der-fläsk, *n.* ညီပိၤ, ညီစ့ၣ်, အကွာ်အဂီၤလီၤဂင်မီးပ လီတကလုၣ်.

Pow'der-hörn, *n.* တာ်နာ်ထာပျာပျာန့ၢ်ညီအဂီၢ်, ညီပိၤ.

Pow'der-mäg'a-zine', *n.* ညီတား.

Pow'der-mill, *n.* စဲးမုၢ်ဝှာ်, စဲးထတံၣ်ခွာ်ဝှာ်, ထာပျာမးညီ ထာအပျာ.

Pow'der-room, *n.* ကဘိအစးထာတံၢ်ပင်ညီအဂီၢ်.

Pow'der-y, *a.* easily pulverized, friable, လီၤ ကထဲဝဲညီ; dusty, မိန်မီးအကမူၣ်; like pow- der, လီၤဂင်မီးတာ်ကမူၣ်.

Pow'er, *n.* ability to perform, တာ်သ့, တာ်မိတာ်က မိ; ability to endure, endurance, တူၢ်တာ် မိန်တံၢ်ကဲ; force, strength, အဝံၢ်အထါ; men- tal capacity, တာ်ကူၣ်တင်ကူၣ်သ့; a faculty of the mind, သးထမိအကမီး; influence, sway, တာ်ထဆင်ထီၣ်ပျာအခံန့ၢ်, အမိအကမီးအိန်ထာအက မးန့ၢ်တာ်မိအိန်န့ၢ်; dominion, authority, အ မိအကမီးအိန်မီးအိၤထာအကစံၣ်ညီပတံၢ်; a na- val or military force, an army or navy, သးဝှာ်သံၣ်ဘိ; delegated authority, ပခိန်အ ခာ်စးတဂါအိန်မီးအခွဲထာအကစံၣ်ညီ တာ်; a power of attorney, ထံၣ်အိန်မီးအခွဲထာပျာထ မးတာ်မိအိန်န့ၢ်ထာအဂီၢ်, ကထဲအခာ်စး.

Pow'er-ful, *a.* able to accomplish, ထာအမးလဲ ထီၣ်တာ်သ့, အိန်ထာအိန်ပွဲၤဝဲမီးအမိအကမီး; might- y, strong, ထာအဝံၢ်ဆူၣ်ထါဆူၣ်; potent, အိန် မီးအဝှာ်ခိန်, ထာအမးတာ်န့ၢ်.

Pow'er-ful-ness, *n.* might, power. See POWER.

Pow'er-less, *a.* weak, impotent, ထာအဝံၢ်စာ်ထါ စာ်, ထာအမိအကမီးတအိန်တင်.

Pöx, *n.* pustules, တာ်ကမိတ်ထီၣ်အကလုၣ်ကလုၣ်, ဝှုခွာ် လီၤဆီခိန်တာ်မုၢ်, (ထာ်), တာ်ထီၣ်ထါ, နွီမုၢ်, မီးဆဲး ထဲအတာ်ထါ.

Pöze, *v. t.* to puzzle. See POSE.

Präc'ti-ca-bil'i-ty, Präc'ti-ca-ble-ness, *n.* See PRACTICABLE.

Präc'ti-ca-ble, *a.* feasible, possible, ထာပျာမးသ့, ထာပသ့အိၤသ့.

Präc'ti-cal, *a.* pertaining to practice, ထင်ထး မီးတာ်မိတ်မးထေလုၣ်အထံၣ်; doing, not specu- lating merely, ထာအမးလဲထီၣ်တာ်; useful, ထာအကျးအိန်, အသူအိန်.

Präc'tiçe, *n.* performance, not theory, တာ်မိတ်

ä, ê, î, ò, ù, ỹ, long; ä, ë, ï, ö, ü, ỹ, short; cäre, fär, läst, fall, whät; thère, veïl, tērm; pique; dōne, fōr,

Préd'i-cant, *n.* one who predicates, ပုထကထာ
 အမည် ပြောဆိုခြင်း။ See PREDI-
 CATE, *v. t.*

Préd'i-cäte, *v. t.* to assert to belong to some-
 thing, affirm, စီးတတ်လာအတိုင်းအတတ်
 တွင် မှတ်တမ်းပေးတတ်ခြင်း၊ as, God
 is holy, ယုဒီဆိုင်; man is not holy, ပုထ
 ညီတစ်ဆိုင်တည်း။

Préd'i-cate, *n.* affirmation, assertion, predica-
 tion, တတ်လာပေးတတ်ခြင်း၊ တတ်လာအတိုင်း
 တွင် မှတ်တမ်းပေးခြင်း၊ as, pa-
 per is white, စေးမိဝါး; ink is not white,
 ကသိပ်ထံတဝါးတည်း; ဝါးနှင့် မှတ်တမ်းပေး
 ပေးထားတတ်ခြင်း၊ စေးမိ၊ မီးလာပေးထားတတ်
 ဖြစ်ကသိပ်ထံတဝါးတည်း။

Préd'i-cä'tion, *n.* preaching (rare), တတ်ခံ
 လာတတ်ခြင်း၊ တတ်လာတတ်ခြင်း; predicate.
 See PREDI-CATE. *n.*

Pre-dict', *v. t.* to foretell, prophesy, foreshow,
 ထပ်စားတတ်လာအတိုင်းအတတ်တော်
 ပြောဆိုခြင်း။

Pre-dic'tion, *n.* prophesy, foretelling, augu-
 ry, တတ်ထပ်စားတတ်လာအတိုင်းအတတ်
 တော်။

Pre-dic'tor, *n.* a prophet, a foreteller, ဝံတက,
 ပုထကထာအထပ်စားတတ်လာအတိုင်းအတတ်
 တော်။

Pré'di-léc'tion, *n.* previous inclination to, par-
 tiality, prepossession, တတ်တော်အတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pré'dis-pöse', *v. t.* to incline previously, pre-
 possess, အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pré'dis-po-si'tion, *n.* previous inclination, pro-
 pensity, တတ်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။ See PREDISPOSE.

Pre-döm'i-nance, Pre-döm'i-nan-cy, *n.* ascen-
 dancy, superiority, တတ်အတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pre-döm'i-nant, *a.* superior, prevailing, ထာ
 ပုထကထာအတိုင်းအတတ်တော်အတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pre-döm'i-näte, *v. i.* to be superior, prevail,
 ထာတတ်လာအတိုင်းအတတ်တော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။ —, *v. t.* to rule over, မေး
 နားတော်။

Pre-döm'i-nä'tion, *n.* the act of predominating,
 တတ်မေးနားတော်; predominance, superiority,
 တတ်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pré'-e-léct', *v. t.* ဆုထားတော်။

Pre-ém'i-nence, *n.* See PREEMINENT.

Pre-ém'i-nent, *a.* surpassing, exceeding, မြင့်
 ပြား, ပြီးပြား, အားပြား, ပြားတော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Pre-émp'tion, *n.* အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Preen, *n.* တတ်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။ —, *v. t.* မေးတော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Pré'-en-gä'ge', *v. t.* to engage by previous con-
 tract, အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pré'-en-gä'ge'ment, *n.* တတ်အတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pré'-es-täb'lish, *v. t.* မေးတော်အတိုင်းအတတ်
 တော်။

Pré'-es-täb'lish-ment, *n.* တတ်မေးတော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Pré'-ex-äm'i-nä'tion, *n.* တတ်သတိပေး
 တော်။

Pré'-ex-äm'ine, *v. t.* မေးသတိပေး
 တော်။

Pré'-ex-ist', *v. i.* အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Pré'-ex-ist'ence, *n.* See PREEXIST.

Pré'-ex-ist'ent, *a.* ထာအတိုင်းအတတ်
 တော်။

Pré'face, *n.* introduction, ထပ်စားတတ်
 လာအတိုင်းအတတ်တော်အတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။ —, *v. t.* to introduce,
 မေးတော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Pré'fa-to-ry, *a.* introductory, တတ်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Pré'fect, *n.* a Roman officer over a particu-
 lar department, မြို့မင်းအတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

Pré'fect-ship, Pré'fec-türe, *n.* viceroyalty, chief
 magistracy, အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်အတိုင်းအတတ်တော်အတိုင်း
 အတတ်တော်။

Pre-fér', *v. t.* to regard before another, to
 choose, elect, သးအတိုင်းအတတ်
 တော်အတိုင်းအတတ်တော်အတိုင်းအတတ်
 တော်။

ä, è, ì, ò, ù, ȳ, long; ä, ë, ï, ö, ü, ȳ, short; càre, fàr, làst, fəll, w hət; thère, veìl, tèrm; pique; dònè, fòr,

weigh, ဗာနွှ်တၢ်အဂၢၤတမံၤ, လီၤသလၢၢ်နွှ်တၢ်အဂၢၤတမံၤ; to exceed in power or influence, အိၣ်ဒီးအစိအကမိၤဒိၣ်နွှ်တၢ်အဂၢၤ.

Prēp'ō-sī'tion (-zīsh'un), n. Gram. တၢ်ကတိၤတဘီၤထၢအကျိးဝၢ် ဒီး နိၣ်ဒီး ပြိ နိၣ် တဖၣ် အဆၢဒီး ပၢနိၣ်ဒီး ပြိနိၣ်စ့ၢ်ကိးလီၤ.

Pre-pōs'i-tive, n. a prefix, တၢ်ကတိၤတဘီၤထၢပုၤညိၣ်နွှ်ကွဲးထၢတၢ်ကတိၤအဂၢၤတတိၤအမံၤညါ. —, a. prefixed, လၢအဘၣ်တၢ်ပၣ်အိၣ်လၢတၢ်ကတိၤအဂၢၤတဘီၤအိၣ်ထံး.

Pre-pos-sēss', v. t. to preoccupy, as ground, ပၢဘၣ်တၢ်လၢညါ, နီၤတိၣ်ခိၣ်ကမိၤတဖၣ် အသိး; to preoccupy, as the mind or heart, to bias, prejudice, မၤပွဲၤသးဝံၤစၢၤထၢတၢ်ဆိက မိၣ် အဂၢၤတုၤဒၣ်လဲၣ်အကွၢ်တၢ်တမိၤတၢ်ဖိၤ, အသးအိၣ်ပၣ်စၢၤ.

Pre-pos-sēss'ing, a. attractive, အိၣ်ဒီးအတကဲၣ်ပဝး, အလှၢ်အလှၢ်လၢအလီၤအံၤပုၤတဘီၤစီ.

Pre-pos-sēss'ion, n. preoccupation, တၢ်နွှ်ဘၣ်အလီၢ်ပၣ်စၢၤ; preconceived opinion, bent, bias, ပသးအိၣ်ပၣ်စၢၤထၢတၢ်တမံၤမံၤဆါမန့ၤ.

Pre-pōs'ter-ōus, a. inverted in order, ထၢအအိၣ်ကဒါ, ခိၣ်ခံၣ်; absurd, foolish, ထီၣ်ခါလိၣ်အသးဒီး ပုၤကညိတဖၣ်အန့ၤဆၢၢ်, မၤအသးဒ်သးဟး ဂီၤ အသိး. See ABSURD.

Pre-pōs'ter-ōus-ness, n. absurdity. See PREPOSTEROUS, a.

Prē'pūce, n. Anat. the foreskin, ထုၣ်ဖိးန့ၤအဝံး.

Prē're-quire', v. t. to need beforehand, နွှ်ဘၣ်ပၣ်စၢၤတၢ်အလီၢ်အိၣ်; to demand beforehand, ဘၣ်မၤပၣ်စၢၤတၢ်တမံၤမံၤ.

Pre-rēq'ui-sīte (-rēk'wi-zīt), a. ဘၣ်ဘးဒီးတၢ်တမံၤမံၤလၢအဘၣ်အိၣ်ပၣ်စၢၤ, မ့ၢ်တအိၣ်ဘၣ်ဒီးတၢ်တကဲထီၣ်ဝဲထၢထၢပွဲၤထုၤထုၤ. —, n. တၢ်တမံၤမံၤထၢအဘၣ်ကဲထီၣ်ဆိ, မ့ၢ်တအိၣ်ဘၣ်တၢ်ဂၢၤကဲထီၣ်တသ့ဘၣ်.

Pre-rūg'a-tive, n. a privilege, a right, တၢ်အခွဲးအိၣ်ဝဲထဲပုၤတနီၤနီၤအဂီၢ်, ထၢ ပုၤ ဂၢၤ အဂီၢ် အခွဲးတအိၣ်ထုၤ.

Prē-sīg'e', v. t. to have a presentiment of, forebode, တၢ်ကကဲထီၣ်အုၤညါ ဆိ မိၣ် ပၣ်စၢၤ ဒိၣ်ဒိၣ်ဆံးဆံး; to foretell, predict, တဲပၣ်စၢၤတၢ်အုၤညါဒိအဂ့ၢ်.

Prē'sāg'e, Prēs'āg'e, n. an omen, a token, တၢ်ပနိၣ်ထၢတၢ်ကကဲ ထီၣ်အသးဒ် အံၤ ဝဲ န့ၤ; pre-

sentiment, foreknowledge, တၢ်ကမၤအသးအုၤညါဒိန့ၢ်ဆိမိၣ်ပၣ်စၢၤဒိၣ်ဒိၣ်ဆံးဆံး; a presage of evil, တၢ်ကအဲ.

Prēs'by-ter, n. Anc. Church. an elder, ပုၤသးပုၤ, လၢအအိၣ်ဒီးအစိအကမိၤလၢအပၢ ဘၣ်တၢ်အိၣ်ဒိၣ်; Church of Eng. a priest, သရၣ်ကွၢ်တၢ်တဂၢၤ.

Prēs'by-tē'ri-an-ism, n. တၢ်အိၣ်ဒိၣ်အလှၢ်အလှၢ်လၢအပုၤသးပုၤတဖၣ်ဘၣ်တၢ်ဃုထၢ အိၣ်ဒီး နိၣ်ညိၣ်ပၢဘၣ်တၢ်, တအိၣ်ဒီးအသရၣ်ဒီး ဒိၣ်ထၢ အဖိ မိၣ်ဘၣ်. See PRESBYTERY.

Prēs'by-ter-y, n. a body of clerical and lay presbyters, သရၣ်ကွၢ်တၢ်ဒီးပုၤသးပုၤတဖၣ်အတၢ်အိၣ်ဒိၣ်ဒီးဒိၣ်တကရၢ. တၢ်ကဲထီၣ်ဝဲဒ်အံၤ; သရၣ်ကွၢ်တၢ်တဖၣ်ဒီးအသးပုၤတဖၣ်ဘၣ်ဘးဒီးအတၢ်အိၣ်ဒိၣ်တဂၢၤတကရၢ, တဂၢၤတကရၢ, အိၣ်ဒီးအခွဲးထၢအကဲခံၣ်ညိၣ်ပၢဘၣ်တၢ်ဒီးကဲထီၣ်တၢ်အိၣ်ဒိၣ်ဒီးဒိၣ်တကရၢ.

Prē'sci-ence (prē'shēns), n. foresight, foreknowledge, တၢ်သ့ၣ်ညါအိၣ်ထီၣ်ဆိဝဲထၢတၢ်တချးမၤဒီးဘၣ်အသးဘၣ်.

Prē'sci-ent, Prē'scious (prē'shūs), a. foreknowing, အိၣ်ဒီးတၢ်သ့ၣ်ညါပၣ်စၢၤတၢ်လၢအတချးမၤဒီးဘၣ်အသးဘၣ်.

Pre-scribe', v. t. to lay down a rule, direct, command, ဟ့ၣ်တၢ်ဘျၢ; to direct medically, ဟ့ၣ်လီၤတၢ်ဘျၢထၢပုၤဆါအဂီၢ်. —, v. t. See PRESCRIBE, v. t.

Prē'script, a. directed prescribed, ထၢအအိၣ်ဒီးတၢ်ဘျၢ. —, n. See PRESCRIPTION, 1st and 2nd def.

Pre-scrip'tion, n. a rule, a precept, တၢ်ဘျၢ, တၢ်သိၣ်တၢ်သိ; a medical direction, တၢ်ဟ့ၣ်လီၤကသိၣ်အတၢ်ဘျၢထၢပုၤဆါကဘျၢ အဂီၢ်; a right derived from usage, အိၣ်ဒီးတၢ်တမံၤမံၤဆါဆဲးဆဲးတုၤလံသတးဒီးကဲထီၣ်အတၢ်ဒၣ်ဝဲ.

Pre-scrip'tive, a. သူတၢ်လိာ်မးအဆိကြၢးပၢဘၣ်ဝဲ.

Prēs'enge, n. the being present, တၢ်အိၣ်ဝဲ; a place before or near a person, especially one of exalted rank, အခိၣ်ထံး, အဂီၢ်ထံး, အအိၣ်, လီၤဆီၣ်တၢ်လၢပဒိၣ်ပုၤအအိၣ်; personal appearance, port, mein, အပၣ်အသးဒ်အံၤဒ်န့ၤ, အတကဲၣ်ပဝး; presence of mind, အ

dg, wōlf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

သးသဒ္ဒါဝှာ၊ အသးတမာမာန်တၢ်၊ လၢတၢ်ပျံတၢ်ဖျးအ
ဃိတနာ်စီ၊ မၤဝဲတၢ်တၢ်.

Prēs'ençe-chām'ber, Prēs'ençe-room, *n.* ဝေးထွေး
စီ၊ မၤမ့ၢ်ဝှာ၊ ပဒိၣ်ပပွၢ်ပွၢ်ဝှာ၊ တူၢ်လိၣ်ပှာ.

Prēs'ent, *a.* not absent, အိၣ်, လၢအအိၣ်ဝဲခၢ်; being
now, အိၣ်ဝဲခဲကနီၣ်အံၤ, ခဲအံၤ; ready at hand,
အိၣ်ပၣ်ဝဲခၢ်ကစီဖီ; favorably attentive, pro-
pitious, ဗိတန့ၣ်တၢ်လိၣ်တၢ်လိၣ်ဆဲး; not ab-
sent in mind, ready, သးအိၣ်လိၣ်တၢ်, တဆိမိၣ်
ဆူဃာ်ဃၢၤတၢ်, သးတမာမာန်တၢ်. Present tense,
Gram. အခါအံၤ. —, *n.* the time being,
ခါအံၤ; as, at this present, အခါခဲအံၤ, အခါ
အံၤ; a gift, a donation, တၢ်ဖျးတၢ်, ခိၣ်ဖး;
pl. Law. present letters, an official
writing, လိၣ်အံၤ.

Pre-sēnt', *v. t.* to introduce to the favor of a
superior, ဆှာန့ၣ်ပှၢ်လၢပှၢ်ဖိၣ်အဲၣ်ညါ; to give
with some form or ceremony, deliver o-
ver to, ဖျးလၢတၢ်ဖျးလိၣ်ခဲအံၤခဲအံၤ; to offer,
bestow, ဖျးလိၣ်တၢ်; to point, as a weapon,
ပဒိၣ်, ခူၣ်တၢ်; to present arms, ဝံၤလိၣ်ကျိလၢ
တၢ်ဖျးလိၣ်အဆိ; to present one's self or
themselves, ဝဲပၣ်ဖျါလိၣ်အသးလၢပှၢ်ဖိၣ် အဲၣ်
ညါ.

Pre-sēnt'a-ble, *a.* suitable to be offered, ကြၢး
ဖျးတၢ်; suitable or fit to be exhibited,
ကြၢးမၤဖျါလိၣ်လၢပှၢ်လၢအဲၣ်ညါ.

Prēs'en-tā'tion, *n.* presentment, bestowal, dis-
play. See PRESENT, *v. t.*

Pre-sēnt'i-ment, *n.* previous apprehension,
တၢ်ကမၤအသးဆူညါခိၣ်န့ၣ်ဆိကမိၣ်ပၣ် ခၢၤ လၢ အသး
ကံၢ်ပှၢ်ဖိၣ်ခိၣ်ဆဲးဆဲး; a foreboding of evil, ကွၢ်
လၢတၢ်ဖျးတၢ်နးတၢ်ကိတၢ်ခဲအကွဲဖိးတၢ်ဖျးပၣ်ဝဲ.

Prēs'ent-ly, *adv.* at once, instantly, soon, တ
ယိၣ်တဖျါတၢ်, တဖျါတပၣ်န့ၣ်, တကိၢ်ခါ.

Pre-sērv'a-ble, *a.* ထၢပပၣ်ယိၣ်အိၣ်သ့, ထၢပပၣ်လိၣ်တၢ်မၤ
တးဂ့ၣ်တးဂီၤအိၣ်သ့. See PRESERVE.

Prēs'er-vā'tion, *n.* the act of preserving, တၢ်
မၤပှၢ်ဖျးလၢတၢ်အတၢ်အိၣ်, တၢ်အုၣ်သံတၢ်ကျၢ်သံ, တၢ်
တးဂ့ၣ်တၢ်တးဂီၤ; the state of being pre-
served, တၢ်အိၣ်ပှၢ်ဖျးဝဲ, တထၣ်တၢ်နီတမံၤတၢ်.

Pre-sērv'a-tive, Pre-sērv'a-to-ry, *a.* အိၣ်ဖိးအမိအ
ကမိလၢအကကြိတၢ်တးဂ့ၣ်တၢ်တးဂီၤအကွဲ.

Pre-sērv'a-tive, *n.* See PRESERVATIVE, *a.*

Pre-sērv'e', *v. t.* to keep from destruction or
from evil of any kind, to save, secure, မၤ
ပှၢ်ကွဲၣ်လၢတၢ်တးဂ့ၣ်တၢ်တးဂီၤ, တၢ်အတၢ်အိၣ်, ခုး
ပှၢ်ဖျးလၢတၢ်နးတၢ်ဖျး; to save from decay,
မၤပှၢ်မၤဖျးလၢတၢ်အုၣ်သံကျၢ်သံ; to save from
decay with sugar, ဖျိအိၣ်လၢအံၤသၢ်ဆၢ; to
save from decay with salt, to pickle,
ဖျိအိၣ်လၢအံၤသၢ်ဖိ. —, *n.* that which is
preserved, as fruit and the like, တၢ်ဖျိ;
a place for the preservation of animals,
as fish or game, ကမိဒုးဃာ်ညါ, ကဖိဒုးဃာ်
ဆၢ်ဖိကိၢ်ဖိသိးပှၢ်လုတမၤဝဲမၤတးဂီၤအိၣ်တဝှာ.

Pre-sīde', *v. i.* to be in authority, govern,
control, ခိၣ်ညိၣ်ပၢတၢ်, ကဲပှၢ်တကရၢအခိၣ်; to
preside at a public meeting, ပၢတၢ်တၢ်
ဆၢ်နီၤ.

Prēs'i-den-cy, *n.* the state of presiding over,
ပှၢ်အခိၣ်တကရၢအလိၣ်, ပှၢ်လၢအခိၣ်ညိၣ်ပၢ
တၢ်တၢ်အလိၣ်; the office of president of a nation,
ပှၢ်လၢအခိၣ်ညိၣ်ပၢတၢ်ထံဖိ ကိၢ်ဖိ အလိၣ်; the
term of a president's rule, အဆၢအကတိၢ်
လၢပှၢ်ခိၣ်ညိၣ်ပၢတၢ်တၢ်; the jurisdiction of a
president, as in the British dominions
in the East Indies, ကိၢ်လၢပှၢ်ခိၣ်ဝဲလိၣ်ဖိပၢ
တၢ်တၢ်လၢကိၢ်ခိၣ်ခွၢ်အပှၢ်, ကိၢ်ကြီးတၢ်ခိၣ်ခွၢ်.

Prēs'i-dent, *n.* ဖြူခွၢ်; one that presides, ပှၢ်
ဂၤလၢအတၢ်တၢ်ဆူထၢအိၣ်လၢအကမ့ၢ် ပှၢ် တ က ရၢ
အခိၣ်; — of a meeting, the chairman,
ပှၢ်တဂၤလၢအပၢလိၣ်ဆၢ်နီၤ, ပှၢ်အိၣ်ဖျိၣ်ခိၣ်ဖျိၣ်တကရၢ
အခိၣ်တဂၤ; — of a company, the super-
intendent, ပှၢ်တကရၢအခိၣ်; — of a na-
tion, ထံဖိကိၢ်ဖိအလိၣ်ပှၢ်အခိၣ်အခိၣ် တဂၤ, ပ
ခိၣ်အခိၣ်ကတၢ်တဂၤ.

Prēs'i-dēn'tial', *a.* တၢ်ဃးဖိးဖြူခွၢ် (president).

Pre-sīd'er, *n.* president. See PRESIDE.

Pre-sig'ni-fy, *v. t.* to pre-intimate, show previ-
ously, တၢ်ဒုးန့ၣ်ပၣ်စၢၤဖိၣ်ခိၣ်ဆဲးဆဲး.

Prēss, *v. t.* to act on with weight or force,
compress, ကျံၤလိၣ်တၢ်, ဆိၣ်တၢ်, ဆိၣ်လိၣ်; to
squeeze, ဖျိတၢ်, ဖိၣ်လိၣ်, ဆဲးလိၣ်; to squeeze
out, ဖိၣ်တလိၣ်လိၣ်ကွဲၣ်; to hug, embrace, ဖိး
ဖျးဃာ်; to urge, constrain, ကတိၢ်ဆူၣ်က

ā, ē, ī, ō, ū, ŷ, long; ä, ĕ, ĭ, ö, ů, ŷ, short; cāre, fār, lāst, fäll, whät; thēre, veīl, tērm; pīque; dōne, fōr,

တီးနှာတော်; to force into service, impress, မေးဆွတ်မေးနှာ။ —, *v. i.* to exert pressure, ဆိပ်လိ။ —, *n.* an instrument or machine by which anything is pressed or squeezed, မဲးလာပွါဆိပ်တံတံအလိဂ်, လာပွါစွါတံခံတံတံအလိဂ်; a printing-press, မဲးပွန်နဲးလိဒ်; a building where printing is done, ပွန်နဲးတား; a wine-press, နိုင်ခံခံပံးအသပ်။ See မး. ၂၁: ၃၃; a case or closet for the safe keeping of articles, တလိဖးထီလာပပ်နှံတံကူတံသိးဒီးတံခံနီတံဖေဒ်အလိဂ်; the act of pressing, တံဆိပ်တံ, တံကျံတံ; a crowd or throng, ပွါဂီဂ်, ပွါခါခါကလဲဒ်; They could not come nigh unto him for the press, ဒီးမုဂ်အလဲးစိာ်ဆိာ်ဆဲးအလိဂ်ထံးလာပွါဂီဂ်မုဂ်အဆိတသ့တပ်။ See မာ်. ၂: ၄; a multiplicity of business affairs, urgency, တံမေးခါလာပတ်မေးခါခါ; the publications issued from the press taken collectively, ထံဒီးထံဒီး; the liberty of the press, အခွဲးလာပွါပွန်နဲးလိဒ်ထံဒီးထံဒီးဖဲဒ်အသး, တံကြိအါတံဆိပ်တပ်။

Prëss'-gãng, *n.* ကဘိဖိတကရုအိပ်ဒီးအခွဲးလာအကဖိပ်နီဆွန်ပွါဂီဂ်ဖေဒ်အလိဂ်အကနှံတပ်လာကဘိဒူးတံအလိဂ်။

Prëss'ing, *a.* importunate, urgent, လာအမေးဆိအခွဲးအလိဂ်အိပ်။

Prëss'man, *n.* a press-manager, ပွါပာတပ်တံပွန်နဲးလိဒ်တက; one of a press-gang, ပွါတကတပ်ဆဲးဒီးပွါဖိပ်နီဆွန်တံလာအကဒူးတံအလိဂ်တကရု။ See PRESSGANG.

Prëss'mon'ey, *n.* prest-money, ပွါဒီးတံမေးဆွတ်အါလာကဘိဒူးတံအလိဂ်အခွဲးအလဲး။

Prëss'ure (prësh'ur), *n.* the act of pressing, a squeezing or crushing, တံဆိပ်လိ, တံကျံတံ, တံဆိပ်တံ; the condition of being pressed, တံအိပ်ကျံတံ, တံအိပ်ဆိပ်တံ; afflictions, distress, embarrassments, တံဖိပ်တံနဲး, တံကိတံခဲ, တံမေးတံတံနဲးနဲးကလဲဒ်။

Prës'tige, *n.* illusion, charm, imposture, တံဆွတ်သမူ, တံသမူတံပယံ, တံမေးကခါခဲဒ်; influence derived from prior character or deeds, တံမိကမိ, တံကတုကညီလာအမေးတုဂ်ထံတံအဆိ။

Prës'to, *adv.* quickly, immediately, ချီချီ, တကီခါ။

Pre-süm'a-ble, *a.* supposable, တပ်ဆဲးဒီးတံလာပတ်သွန်ညါတပ်သပွါတံသနဲဒ်ကု, ပနဲဒ်လာအကမုဂ်ဒ်နီနီ။

Pre-süme', *v. t.* to take for granted without proof, suppose, ပတ်သွန်ညါတပ်သပွါတံသနဲဒ်ကုပနဲဒ်လာအကမုဂ်ဒ်နီနီ။ —, *v. i.* to think, suppose, ဆိကမိပ်တလဲဒ်; to venture without permission, အခွဲးတံအိပ်တပ်ဆဲးမဲးတပ်; to be arrogant or over-confident, နဲဒ်လိအသးနဲးကဲဒ်ဆိးသတဲးဒီး, ပပ်ကဖါလာအသးဒီးမဲးတပ်ဒ်စဲး။

Pre-süm'er, *n.* ပွါပပ်ဒိပ်အသး, ပွါခွဲးကဲဒ်ဆိး။

Pre-sümption, *n.* strong probability, တပ်တပ်တံကမေးအသး, တံပနီဂ်ဖျါလိဂ်တံကမေးအသး; unreasonable confidence, arrogance, အဂုဂ်တံအိပ်တပ်သနဲဒ်ကု, ပပ်အသးသနီးကြိးဒီးမဲးတပ်။

Pre-sümpt'ive, *a.* probable, supposed, တသ့ညါတံသပွါတံသနဲဒ်ကု, ဆိကမိပ်ပဲလာတံကမေးအသးအလိဂ်အိပ်တဲး, လာအဆိကမိပ်တလဲဒ်တံကမေးအသးသျံ။

Pre-süp'po-si'tion, *n.* See PRESUPPOSAL.

Pre-sümpt'ü-ous, (—sumt'-yü-us), *a.* presuming, too bold, rash, ခွဲးကဲဒ်ဆိး; arrogant, အိပ်ဒီးအသးကဖါလာ, irreverent, တံအိပ်ဒီးတံပွဲးထီဂ်, တပ်ကဲတံတပ်။

Pre-sümpt'ü-ous-ness, *n.* irreverence, forwardness. See PRESUMPTUOUS.

Prë'sup-pös'al, *a.* presupposition, တံတလဲဒ်ကွဂ်, တံဆိကမိပ်ပပ်စါ။

Prë'süp-pōse', *v. t.* to imagine, think beforehand, တလဲဒ်ကွဂ်ပပ်စါ, ဆိကမိပ်တချဲးအသ့ညါတံ; to presume, assume, မေးနီခဲး, တံမုဂ်ဖါ, တမုဂ်ဖါ, တသ့ညါတပ်ပဲသနဲဒ်ကု, ပပ်ပဲလာအမုဂ်။

Pre-süp'po-si'tion (-zish'un), *n.* See PRESUPPOSAL.

Prë'sur-mi'se', *n.* တံတလဲဒ်ပပ်စါလာတံအဂုဂ်တချဲးဖျါထီဂ်တံခဲးတပ်။

Pre-tēnce' Pre-tēnse', *n.* false show, simulation, pretext, တံလိတံဂု, တံပပ်မေးအသးဒ်အံဒ်နှုလာတံလိတံဂုအပူ။

dg, wölf; fűrl, rűde, push; e. i. o. silent; ę as s; ǫh as sh; ě as ẽ; ě as in ěet; ŝ as z; ẋ as gz; ŋ as in lingei.

Pre-tend', *v.* to simulate, feign, ဝမ်းအသေးခံစား
 နှိုလှည့်ကစားတိုက်အစီ.
 Pre-tension, *n.* laying a false claim to some
 accomplishment or ability, တာ်လှည့်ကစား
 သူတပ်ဝင်အသေးလှည့်ကစားသံသ့; laying claim to
 something as a right, တာ်လှည့်ကစားတိုက်
 အတာ်တပ်ဝင်အသေးလှည့်ကစားတပ်ဝင်; a right
 assumed, တာ်လှည့်ကစားတိုက်အတာ်ခပ်ဝင်အသေး.
 Pre-tentious, *a.* လှည့်ကစားလှည့်ကစား pretension;
 presuming, assuming, လှည့်ကစားခပ်ဝင်အသေး.
 Prät'er-it or Prät'er-it, *n. Gram.* the past or
 perfect tense, ခါဝဲ, ဝဲခွဲခွဲအဆာကတိတ်တလိတ်
 တပ်.
 Prät'er-ition (-i'shün), *n.* the state of being
 past, တာ်ပျက်ကွပ်ထံ, a going past, တာ်လှည့်
 ကွပ်; *Rhet.* တာ်ကတိတ်အဒိတကလွင်.
 Prät'er-mit', *v. t.* to pass by, omit, လှည့်ကွပ်,
 ကွပ်တပ်.
 Prät'er-nät'ü-ral, *n.* strange and inexplicable,
 တာ်နှိုအာ် အလှည့်ကစားတပ်, တာ်လိတ်, လှည့်
 ကစား.
 Pre-tëxt', Prät'ext, *n.* a disguise, a false reason,
 တာ်ဝမ်းအသေးခံစားနှို. See PRETENSE.
 Prät'or, *n.* an ancient Roman civil officer,
 ပျက်ညိုကွပ်အဒိတ်လှည့်ကစားလှည့်ကစား
 ပျက်ညိုကွပ်.
 Prät'ti-ness (prät'ti-ness), *n.* See PRETTY.
 Prät'ty (prät'tÿ), *a.* handsome, elegant, ဝဲ,
 ဗံထဲ; neat, fine, ကဆွဲကဆွဲ, သဲခဲထံ;
 pleasing, တာ်လှည့်ကွပ်ကွပ်ကွပ်လှည့်ကစား
 သး; mean, contemptible, (used ironically),
 လှည့်ကစားတပ်.
 Prät'ty, *adv.* tolerably, moderately, ခြင်ခြင်ဆံး
 ဆံး, တပ်ခွဲကွပ်.
 Pre-vail', *v. i.* to overcome, gain the advan-
 tage, မေး, မေး, မေးတပ်. See ၂၆၁.၁၇၃.
 to have effect, power or influence, ခြင်
 ခြင်အကွပ်လှည့်ကစားတပ်; to induce,
 persuade effectually, သဆင်ထီနိုတာ်အခံ,
 ကထံနိုတာ်; to have prevalence, ခြင်ခါ.
 Pre-vail'ing, *p. a.* superior in power, အကွပ်
 ခြင်ခါ; having more influence, pre-
 dominant, သဆင်ထီနို; most general,
 ခြင်ခါတပ်.

Präv'a-lence, Präv'a-len-cy, *n.* superiority, in-
 fluence. See PREVALENT.
 Präv'a-lent, *a.* extensively existing, လှည့်ကစား
 ခါခါ; as, colds are very prevalent at
 this time, ခဲခဲ, တာ်တပ်တပ်တပ်ခါခါကထံ;
 extensively practised or received, cur-
 rent, လှည့်ကစားတပ်; prevailing, effica-
 cious, လှည့်ကစားတပ်.
 Pre-vär'i-cäte, *v. i.* to shuffle, quibble, evade,
 ကတိတ်ကလွင်ကလွင်, ကတိတ်ကတိတ်.
 Pre-vär'i-cät'ion, *n.* evasion, quibbling. See
 PREVARICATE.
 Pre-vën'i-ent, *a.* preceding, လှည့်ကစားလှည့်ကစား;
 preventive, လှည့်ကစား.
 Pre-vënt', *v. t.* to obstruct, thwart, hinder,
 ကြိတ်.
 Pre-vënt'a-ble, *a.* လှည့်ကစား.
 Pre-vënt'ion, *n.* hinderance, obstruction, တာ်
 ကြိတ်, တာ်မတပ်တပ်.
 Prë'vi-ous, *a.* antecedent, prior, former, လှည့်
 ကစား, သဲ, သဲ, တပ်.
 Prey, *v. i.* to plunder, ဝဲ, ဝဲ, ဝဲ; to seize food
 violently, ဝဲ, ဝဲ, ဝဲ; to waste away,
 ဝဲ, ဝဲ, ဝဲ; to prey upon, pillage, rob,
 ဝဲ, ဝဲ, ဝဲ. —, *n.* spoil, plunder,
 တာ်အစုအစုခါခါလှည့်ကစားတပ်; a bird
 or beast of prey, ဆင်ခါခါလှည့်ကစား
 လှည့်ကစားလှည့်ကစား.
 Price, *n.* the amount of money at which a
 thing is valued, တာ်လှည့်ကစား, တာ်လှည့်ကစား;
 estimation, worth. See ကတိတ်. ၃၁: ၁၀.
 Price'-cür'rent, *n.* စရိတ်လှည့်ကစားတပ်, တာ်
 လှည့်ကစား.
 Price'less, *a.* invaluable, လှည့်ကစားတပ်, တာ်
 လှည့်ကစား; of no value, လှည့်ကစား.
 Prick, *v. t.* to pierce with something sharp,
 puncture, ဆဲး; to fix by the point; ဆဲး
 တာ်; to designate by a puncture or mark,
 ဆဲး, ဆဲး, ဆဲး; to incite, တာ်လှည့်ကစား
 လှည့်ကစား; to pain the mind, sting, ဝဲ, ဝဲ,
 သး; (with up), to erect, ဆဲး, ဆဲး, ဆဲး, to prick
 up the ears, ဆဲး, ဆဲး, ဆဲး; to make acid,
 မေး, မေး. —, *v. i.* to be pricked or

ä, ê, î, ò, ù, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre, fär, läst, fall, what; thère, veíl, tērm; pique; done, fôr,

punctured, တၢ်ဆဲး; to suffer a sharp pain, အသးတၢ်ဆဲး. See မၤတၢ်. ၂: ၃၁; to become acid or sour, ဆံၣ်ဝဲ,ဆံၣ်ထီၣ်.—

n. a pointed instrument, a goad, a spur, တၢ်စူခိၣ်; a sharp pain, တၢ်ဆဲးကဲး; a puncture, တၢ်စူခိၣ်အပူၤလီၤ.

Prick'er, *n.* a sharp point, နီၣ်စူခိၣ်.

Prick'ing, *n.* a sharp pain, တၢ်ဆဲးကဲး. See PRICK, *v. i.*

Prick'le, *n.* တၢ်ဆူၣ်ဖိ. —, *v. i.* to pierce with fine sharp points, ဆဲးထၢတၢ်ဆူၣ်ဖိ; to have a pricking sensation on checking the circulation of the blood, စုတးခိၣ်တး.

Prick li-ness, *n.* တၢ်အိၣ်ဒီးအဆူၣ်ဖိ.

Prick'ly, Prick'y, *a.* thorny, အိၣ်ပွဲၤဒီးအဆူၣ်ဖိ; as, a prickly shrub, သ့ၣ်ဖိအိၣ်ဒီးအဆူၣ်ဖိ.

Pride, *n.* too high opinion of one's self, arrogance, တၢ်ပၣ်ထီၣ်ထီၣ်အသး,တၢ်ပၣ်အသးထၢပုၤလၢအဖီခိၣ်; ostentation, display, vanity, တၢ်ကလၢကယဲထီၣ်အသးအါကဲၣ်ဆိး, တၢ်မၤဖျါထီၣ်အကစၢ်ခၢ်ဝဲအတၢ်; a lofty self-respect, သ့ၣ်ညါအကစၢ်ခၢ်ဝဲဒီးသးဟ့ၣ်တၢ်လၢအတကြၢ်းတၢ်ဒီးအိၣ်တၢ်, စိတၢ်အတၢ်သီအသိး. —, *v. i.* to indulge in pride, ပၣ်အသးကတၢ်လၢပၣ်ထီၣ်ထီၣ်အသး; to pride one's self on or in, ပၣ်ထီၣ်ထီၣ်ထီၣ်အသးထၢတၢ်တမံၤမံၤအဆိ.

Pri'er, *n.* a scrutinizer. See PRY, *v. i.*

Priest, *n.* one authorized to offer sacrifices, ပုၤလုၢ်တၢ်အခိၣ်; in the English and Romish churches, the pastor of a church, သရၣ်ကွၢ်တၢ်တၢ်.

Priest'craft, *n.* တၢ်လီၤတၢ်ပုၤတၢ်ဆဲးဒီးသါသနါပရံၣ်ကွၢ်အသရၣ်တနီၤနီၤအလုၢ်အလၢ်အသိး.

Priest'ess, *n.* မိၣ်ရၣ်လၢအခိၣ်ဒီးအလီၢ်ခိၣ် priest အသိး, တၢ်ဆဲးဒီးတၢ်ဂီၤတၢ်ဖိၣ်.

Priest'hood, *n.* the office of a priest, ပုၤလုၢ်တၢ်ခိၣ်အလီၢ်; the priests collectively, ပုၤလုၢ်တၢ်အစုတဖၣ်, ပုၤလုၢ်တၢ်အကရၢတဖၣ်. See PRIEST.

Priest'ly, *a.* sacerdotal, တၢ်ဆဲးဒီး priest. See PRIEST.

Priest'-rid'den, *a.* controlled by priests, ထၢအတဆိကခိၣ်ထၢအသးခၢ်ဝဲ,မၤခိၣ် priest မၤအိၣ်အသိး.

Prig, *n.* a pert, meddlesome fellow, ပုၤထၢအမၤတၢ်တၢ်တၢ်တၢ်တၢ်ဆဲးဒီးပုၤလၢအတၢ်ဒီးတသ့ၣ်ညါတၢ်လုၢ်ထီၣ်တၢ်; a thief, ပုၤကဗျဲၣ်ကဗျဲၣ်.

Prim, *a.* formal, precise, ထၢအကူၤသိး,ကထဲၣ်ကတီၤအသးလီၤတၢ်ကဲၣ်ဆိး, အလုၢ်အလၢ်လီၤတၢ်မး.—, *v. t.* to adorn with excessive care, ကထဲၣ်ကတီၤအသးလီၤတၢ်ကဲၣ်ဆိးထၢအကူၤတၢ်သိးတၢ်အပူၤ.

Pri'ma-gy, *n.* an archbishopric, သရၣ်အခိၣ်ကတၢ်အလီၢ်.

Pri'mal, *a.* first, ထၢအခံၣ်ခိၣ်ထံး. See PRIME.

Pri'ma-ry, *a.* first in order of time, original, primitive, အခံၣ်ခိၣ်ထံး,ထၢညါကတၢ်; first in importance and excellence, chief, ဝုၤကတၢ်, ခိၣ်ကတၢ်,ထီၣ်ကတၢ်; first in order, preparatory, ထၢအကထဲၣ်ကတီၤတၢ်လၢတၢ်ဂၤအခိၣ်.

Pri'mate, *n.* သရၣ်ခေခိၣ်တၢ်ဆဲးဒီးထံးဂီၤဂီၤ. See ARCHBISHOP.

Prime, *a.* original, primitive, first, အခိၣ်ထံး; first in excellence, best ဝုၤကတၢ်; first in rank, highest, ခိၣ်ကတၢ်ထီၣ်ကတၢ်.—, *n.* the early morning, ဝိၤခိၣ်,ဝိၤခိၣ်; the beginning, the first part, တၢ်ကဲၣ်ထီၣ်ထီၣ်,တၢ်အိၣ်ထီၣ်ထီၣ်အသး; the best part, တၢ်အဝုၤကတၢ်တခိၣ်; the height of perfection, တၢ်လၢတၢ်ပွဲၤ.—, *v. t.* to put powder in the pan of a musket, ခၢန့ၣ်လီၤညါထၢကျိအန့ၣ်ပူၤ; to lay on the first coat of paint, ဝူဆိလၢကသံၣ်ဝူတကထၢ.

Prim'er, *n.* a small, elementary book, ထံၣ်အခိၣ်ထံးတၢ်အိၣ်ထီၣ်ထီၣ်မၤလီၤတၢ်အခိၣ်, ထံၣ်ခိၣ်ပုၤ; a kind of type, ထံၣ်ခိၣ်ဗျၢၣ်အခိၣ်တကထၢ.

Pri-me'val, *a.* pristine, original, primitive, အခိၣ်ထံး.

Prim'ing, *n.* the powder in the pan of a musket, ဘျိအခိၣ်ထၢအခိၣ်ထၢကျိအန့ၣ်ပူၤ; the first coat of paint, ကသံၣ်ဝူဆိတၢ်တကထၢ.

Prim'i-tive, *a.* primal, original, အခိၣ်ထံး; radical, not derived, အခိၣ်ထံး,အခိၣ်ပုၤ; as, a primitive word, တၢ်ကတီၤအခိၣ်ပုၤ,တၢ်ကတီၤအခိၣ်ထံး; formal, old-fashioned, precise, အိၣ်ဒီးတၢ်ကရုၤလီၤတၢ်, အလုၢ်အလၢ်တၢ်လၢတၢ်ဂၤအသိး.—, *n.* တၢ်ကတီၤအခိၣ်ပုၤ.

do, wolf; furl, rude, push; *e.i.o.* silent; *ç* as *s*; *çh* as *sh*; *ġ* as *j*; *ġ* as in *ġet*; *š* as *z*; *ʒ* as *gz*; *ŋ* as in *linger*.

Prim'i-tive-ness, *n.* antiquity, တာ်ထာ်ပူၤ. See PRIMITIVE.

Prim'ness, *n.* stiffness, preciseness, အလုၢ်အထုၢ် ထီၤတံၢ်မး, တံၢ်ကထဲၣ်ကတီၤထီၤတံၢ်ကဲၣ်ဆိး.

Prī'mō-g'ē'ni-al, *a.* original, elemental, constituent, အိၣ်ထီၣ်ထာ်အိၣ်ထံး.

Prī'mo-g'ē'n'i-tūre, *n.* seniority of birth, ဖိၣ်ကိၤအထီၣ်; the right of inheritance which belongs to the eldest child, တံၢ်န့ၢ်သိတံၢ်ထာ်အဖျၢၢ်ဖိၣ်ကိၤအထီၣ်.

Prī-mōr'di-al, *a.* earliest formed, original, အိၣ်ထီၣ်ထာ်ပူၤထီၤထီၤ. —, *n.* origin, တံၢ်အိၣ်ထံး.

Prince, *n.* the son of a king, စီၤပၤဖၤခိၣ်ခါ; a subordinate sovereign, ပခိၣ်အိၣ်သဃဲၤဒီးစီၤပၤထာ်အဖိထံၣ်တၢ်; a king, စီၤပၤတၢ်; a chief, တံၢ်အိၣ်ခိၣ်ခါ; Prince Regent, ပခိၣ်ထာ်အကဲၣ်စီၤပၤထာ်ခါဒီးခိၣ်ခါညိၣ်ပၤထံၣ်တံၢ်တၢ်; Prince of Wales, အိၣ်ဂထံၣ်အစီၤပၤဖၤခိၣ်ခါဒဲၣ်ကိၤတၢ်အဖိၤအထီၣ်.

Prince'dōm, *n.* prince အထီၣ်. See PRINCE.

Prince'ly, *a.* resembling a prince, ထီၣ်ကိၤစီၤပၤထာ်အထီၣ်; becoming a prince, grand, august, ကြာ်ဒီးစီၤပၤထာ်အထီၣ်, ဖိၣ်ဒဲၣ်ဂုၤ, အဖိဖိၣ်အကဲၣ်ဖိၣ်ထီၣ်; munificent, ထုၣ်တံၢ်ခါ, ထုၣ်တံၢ်ဘျးဒိၣ်.

Prin'cess, *n.* the daughter of a king, စီၤပၤဖၤခိၣ်ခါ ခုၣ်; the wife of a prince, prince အမိၤ. See PRINCE.

Prin'ci-pal, *a.* chief in rank or standing, အိၣ်ဒီးအထီၣ်ဒိၣ်, အထီၣ်ထီၣ်; the greatest in various respects, အိၣ်ကတၢ်, ထီၣ်ကတၢ်; most important, အလုၢ်ဒီးပုၤ, အခိၣ်ကျၢ်; as, Wisdom is the principal thing, တံၢ်အခိၣ်ကျၢ်န့ၢ်ပုၤတံၢ်ကျၢ်သ့ၤထီၤ. ကတီၤ. ၄: ၇.

Prin'ci-pal, *n.* a head-person, a leader, ပုၤအိၣ်, ပုၤထာ်အဆွၢ်ပုၤဂၤအကျဲၤ; a presiding person, ပုၤအခိၣ်, ပုၤထာ်အပၤထံၣ်တံၢ်; a chief actor, not an accessory, ပုၤဂၤအခိၣ်, တဖျၢၢ်အမၤစၢၤပုၤဂၤထံၣ်; money at interest, စ့ၤထာ်ပုၤဒုးထီၣ်ထီၣ်ပုၤဂၤဒီးထီၣ်ကဲၣ်အဖျၢၢ်အဖျၢၢ်, စ့ၤဒီးပုၤ.

Prin'ci-pāl'i-ty, *n.* sovereignty, တံၢ်အိၣ်ဒီးအဖိထကဲၣ်ထာ်အကဲၣ်ပၤထံၣ်တံၢ်; the domain of a prince, ထံၣ်ကိၤဒီးထီၣ်ထာ် prince ပၤထံၣ်.

Prin-cip'i-ā, *n. pl. Lat.* principles, elements, တံၢ်သိၣ်တံၢ်သီၣ်အိၣ်ပုၤ, တံၢ်ဘျးအခိၣ်ထံးတၢ်. See PRINCIPLE.

Prin'ci-ple, *n.* a fundamental substance, an element, တံၢ်ထာ်အခိၣ်ဂၢ် အိၣ်ကျၢ် ဒီးအကဲၣ်ထီၣ်ထာ်အခိၣ်ထံးအသီး; a first cause, source or origin, တံၢ်အခိၣ်ဒိၣ်ထံး, တံၢ်အလုၢ်အခိၣ်ထံး, တံၢ်အလုၢ်အကျိၤအိၣ်ခိၣ်တံၢ်; a fundamental truth, a maxim, an axiom, တံၢ်သိၣ်တံၢ်သီၣ်ထာ်အခိၣ်ထံး, ထာ်အပၤတၢ်အိၣ်တၢ်, တံၢ်တမၤကဲၣ်ထီၣ်အိၣ်ထံး; a constitutional propensity, a faculty, သးအလုၢ်အထုၢ်; tenet, doctrine, တံၢ်သိၣ်တံၢ်သီၣ်ပုၤဒဲၣ်; a rule of conduct, တံၢ်ဘျးထာ်အဆွၢ်အတံၢ်မၤဒဲၣ်ခိၣ်ခါ. —, *v. t.* မၤဂၢ်မၤကျၢ်အသးထာ်အလုၢ်အထုၢ်အပူၤ.

Prin-k, *v. t.* to dress for show, မၤဂုၤထံးဒီးနးကဲၣ်ဆိး, ထီၣ်ဂုၤထံးဒီးန့ၢ်အသး. to put on airs, ပံၣ်ဒိၣ်အသး.

Print, *v. t.* to mark, stamp, imprint, ပုၤန့ၢ်တံၢ်, မၤန့ၢ်တံၢ်; to impress letters or words, ပုၤန့ၢ်ထံၣ်. —, *n.* a mark made by impression, တံၢ်သိၣ်တံၢ်ထီၣ်ထာ်တံၢ်ဂၤအခိၣ်ခိၣ်အထီၣ်; an instrument for making an impression, တံၢ်အိၣ်တဖျၢၢ်ထာ်ပသိၣ်တံၢ်ထီၣ်ထာ်အထီၣ်; a representation made by impression, a mark, a sign, တံၢ်အိၣ်ထာ်ပသိၣ်တံၢ်ထီၣ်ထာ်အထီၣ်; a newspaper, ထံၣ်ပုၤန့ၢ်ဒဲၣ်အိၣ်ဒီးအထာ်အကတီၢ်ထာ်ပရၢၤအထီၣ်; to be out of print, ထံၣ်ပုၤန့ၢ်ထာ်ထီၣ်, တအိၣ်ထာ်ထံၣ်.

Print'er, *n.* ပုၤပုၤန့ၢ်ထံၣ်တၢ်.

Print'ing, *n.* typography, See PRINT, *v. t.*

Print'ing-press, *n.* ပုၤန့ၢ်အထဲၤ, ဝဲးပုၤန့ၢ်.

Pri'or, *a.* previous, antecedent, former, လၢညါဒိ, ထာ်အခိၣ်ခါ; pre-eminent; ဖိၣ်တကျၢ်, ဂုၤတကျၢ်. —, *n.* the superior of a priory, သရၣ်ထာ်အပၤထံၣ်ကျိတကလုၣ်, ထံၣ်ဆးဒီးပရံၣ်ကျိၣ်အလုၢ်အထုၢ်.

Pri'or-ess, *n.* ဒိၣ်ပုၤထာ်အပၤထံၣ်ကျိထာ်အိၣ်ခိၣ်ခါဒိၣ်ပုၤအိၣ်ခိၣ်ခါ prior ပၤထံၣ်ထာ်အိၣ်ခိၣ်ခါဒိၣ်ပုၤအိၣ်ခိၣ်ခါ.

Pri-ōr'i-ty, *n.* the state of being previous, တံၢ်ကဲၣ်ထီၣ်ပံၣ်စၢၤ; precedence in place or

ā, ē, ī, ō, ū, ŷ, long; ä, é, ï, ö, ü, ŷ, short; cāre, fār, lāst, fall, whät; thēre, veīl, tērm; pīque; dōne, fōr,

been legally proved, ထိပ်ဆွဲထားပေးရုံပဲ
ပိုင်ဆိုင်, ထားဆက်မဲပဲပေးသော်လည်း
ထောက်ခံမှု (will) အသိ. —, *a.* ထပ်ဆင့်
probate. See PROBATE, *n.*

Pro-bā'tion, *n.* a state of trial, တာမာ
ကျိမ်စမ်းခြင်း; proof by examination
or trial, တာမာကျိမ်စမ်းခြင်း
ထိပ်ဆွဲထားပေးခြင်း; တာမာကျိမ်
စမ်းခြင်း; တာမာကျိမ်စမ်းခြင်း
ထောက်ခံမှု; တာမာကျိမ်စမ်းခြင်း
ထောက်ခံမှု. See PROBATION.

Pro-bā'tion-er, *n.* a novice, ဖွဲ့စည်း
ထားသော တာမာကျိမ်စမ်းခြင်း
တာမာကျိမ်စမ်းခြင်း.

Prō'ba-tive, Prō'ba-to-ry, *a.* pertaining
to trial, probationary, ထပ်ဆင့်
တာမာကျိမ်စမ်းခြင်း; pertaining
to proof, ထပ်ဆင့်တာမာကျိမ်
စမ်းခြင်း. See PROBATION.

Pröbe, *n.* တာမာကျိမ်စမ်းခြင်း
တာမာကျိမ်စမ်းခြင်း. —, *v. t.*
to examine a wound or ulcer
with an instrument, စိမ်းပူ
တာမာကျိမ်စမ်းခြင်း; to investigate
thoroughly, scrutinize, ထပ်ဆင့်
တာမာကျိမ်စမ်းခြင်း.

Pröb'i-ty, *n.* rectitude, honesty, integrity,
သတိသေးလိပ်, တာမာကျိမ်စမ်းခြင်း.

Pröb'lem, *n.* a question involving doubt,
တာမာကျိမ်စမ်းခြင်း; *Math.* a
question proposed for solution,
တာမာကျိမ်စမ်းခြင်း.

Pröb'le-mät'ic, Pröb'le-mät'ic-al, *a.*
questionable, unsettled, doubtful,
တာမာကျိမ်စမ်းခြင်း.

Pro-bös'cis, *n.* တာမာကျိမ်စမ်းခြင်း,
တာမာကျိမ်စမ်းခြင်း.

Pro-çed'üre, *n.* the act of moving forward,
progress, တာမာကျိမ်စမ်းခြင်း,
တာမာကျိမ်စမ်းခြင်း; an act
performed, တာမာကျိမ်စမ်းခြင်း.
See PROCEED, *v. i.*

Pro-çeed', *v. i.* to go forward, advance,
တာမာကျိမ်စမ်းခြင်း; to go on
regularly, progress, တာမာကျိမ်
စမ်းခြင်း; to issue, တာမာကျိမ်
စမ်းခြင်း; to prosecute, carry
on, transact, တာမာကျိမ်စမ်း
ခြင်း.

Prö'çeeds, *n. pl.* product, income, interest,
တာမာကျိမ်စမ်းခြင်း; တာမာကျိမ်
စမ်းခြင်း; တာမာကျိမ်စမ်းခြင်း.

Pro-çeed'ing, *n.* procedure, transaction. See
PROCEED, *v. i.*

Pröç'ess (prös'es), *n.* progress, procedure,
တာမာကျိမ်စမ်းခြင်း; a series of
actions tending to some end,
တာမာကျိမ်စမ်းခြင်း; continuous
operation, as in growth, decay
&c. တာမာကျိမ်စမ်းခြင်း; *Anat.*
a protuberance or projecting part
of a bone or cartilage, တာမာကျိမ်
စမ်းခြင်း.

Pro-çës'sion, *n.* the act of proceeding or
advancing, တာမာကျိမ်စမ်းခြင်း;
a formal, ceremonious march,
တာမာကျိမ်စမ်းခြင်း; တာမာကျိမ်
စမ်းခြင်း.

Pro-çës'sion-al, Pro-çës'sion-a-ry, *a.*
ထပ်ဆင့်တာမာကျိမ်စမ်းခြင်း.
See PROCESSION.

Pro-çës'sive, *a.* advancing, progressive,
တာမာကျိမ်စမ်းခြင်း; improving,
တာမာကျိမ်စမ်းခြင်း.

Pro-clāim', *v. t.* to announce, promulgate,
တာမာကျိမ်စမ်းခြင်း; to publish
in any way, တာမာကျိမ်စမ်း
ခြင်း. See ANNOUNCE.

Pröc'la-mā'tion, *n.* a conspicuous announce-
ment, publication, တာမာကျိမ်
စမ်းခြင်း; တာမာကျိမ်စမ်းခြင်း,
တာမာကျိမ်စမ်းခြင်း.

Pro-clive', *a.* proclivous, inclined,
တာမာကျိမ်စမ်းခြင်း. See PROCLIV-
OUS.

Pro-cliv'i-ty, *n.* inclination, proneness,
tendency, တာမာကျိမ်စမ်းခြင်း;
readiness, facility, တာမာကျိမ်
စမ်းခြင်း.

Pro-cön'sul, *n.* ပိုင်ဆိုင်တာမာကျိမ်စမ်းခြင်း,
တာမာကျိမ်စမ်းခြင်း.

Pro-cön'su-lar, *a.* ထပ်ဆင့်တာမာကျိမ်စမ်းခြင်း.
See CONSUL. 1st. def.

Pro-crās'ti-nāte, *v. t.* to defer, delay, post-
pone, တာမာကျိမ်စမ်းခြင်း; တာမာကျိမ်
စမ်းခြင်း.

Pro-crās'ti-nā'tion, *n.* delay, dilatoriness,
တာမာကျိမ်စမ်းခြင်း.

ä, ä, i, ö, ü, y, long; ä, ẽ, ï, ö, ü, y, short; cäre, fär, läst, fall, what; thère, veil, tèrm; pique; done, fôr

Prö'cre-ant, *a.* procreative. See PROCREATIVE.
 Prö'cre-äte, *v. t.* to beget, generate, ထိပ်ဖိထိပ်
 ထံ၊ ခူးလိပ်ထိပ်အဖိ၊ ခူးလိပ်ထိပ်တံ၊
 Prö'cre-ätion, *n.* generation, begetting, တံ၊ မ၊
 လိပ်ထိပ်ဖိ၊ တံ၊ ထိပ်ဖိ။
 Prö'cre-ätive, *a.* generative, အိပ်ဖိးအဖိအကမိ၊
 ထာအကထိပ်ဖိ၊ ထာအခူးလိပ်ထိပ်ဖိသ့။
 Pröc'tor, *n.* an agent, ပှ၊ ခေတံ၊ an attor-
 ney in an ecclesiastical court, ပှ၊ အိပ်ဖိးအ
 ခူးထာအကထိပ်တံ၊ တံ၊ ဘးဖိးသိသနိအဂံ၊ an of-
 ficer in a university who has charge of
 the conduct of the pupils, ပှ၊ တဝ၊ ထာအ
 တွံ၊ ပှ၊ မ၊ လိထိပ်တဖ်ထာကိ၊ ထိပ်အပူ၊ ဖ် အ တပ် ဗား
 ဖိးအတကဲ၊ ပဝင်ဖိးထာ အ တံ၊ တိ၊ နှိ၊ ကိ၊ လှ် အ တံ၊
 ထိပ်တံ၊ သိကိးခံ၊ ဖိး။
 Pro-cüm'bent, *a.* prone, prostrate, ထိ၊ အိထိထိ။
 Pro-cür'a-ble, *a.* obtainable, acquirable, ထာပ
 မ၊ နှိ၊ အိ၊ သ့၊ ထာပမ၊ နှိ။
 Pröc'ü-rätion, Pro-cüre'ment, *n.* agency, man-
 agement, တံ၊ မ၊ ထာပှ၊ ဝ၊ အထိ။ See PRO-
 CURE.
 Pröc'ü-rätör, *n.* Law, an agent, ပှ၊ အခေတံ၊
 a Roman officer, ပှ၊ ဝ၊ မ၊ ဖိအပခိပ်တဝ၊ See
 PROCTOR.
 Pro-cüre', *v. t.* to obtain, မ၊ နှိ၊ to bring about,
 ခူးကဲထိပ်တံ၊
 Pro-cür'er, *n.* one who procures, ပှ၊ မ၊ နှိ၊ တံ၊ ပှ၊
 ခူးကဲထိပ်တံ၊ a pimp, a pander. See PAN-
 DER, *n.*
 Pro-cür'ess, *n.* ဖိပ်ရှ်ထာအမ၊ ဝင်၊ procurerမ၊ အ
 ထိး။
 Pröd'i-gal, *a.* lavish, wasteful, profuse, သူတံ
 အ၊ ထာ၊ တံ၊ အ၊ ———, *n.* a spendthrift, ပှ၊
 ထာ၊ တံ၊ အ၊ နှိ၊ အခေ။
 Pröd'i-gäl'i-ty, *n.* extravagance, wastefulness,
 တံ၊ ထာ၊ တံ၊ အ၊ နှိ၊ အခေ။ See PRODIGAL.
 Pro-dig'ous, *a.* huge, enormous, ဖးဒိပ်ဖးရှ် ;
 marvelous, wonderful, ထိ၊ ထး၊ ထိ၊ ပှ၊ ထိ၊ ထး။
 Pröd'i-gy, *n.* something preternatural, a won-
 der, တံ၊ ထိ၊ သိတု၊ အကဲထိပ်တံ၊ ထိ၊ ကမ၊ ကမံ ;
 an omen, a portent, ထမံ၊ တံ၊ ဖှ၊ ဝ၊ ထာအထိ၊
 ပှ၊ ထိ၊ ထးပှ။
 Pro-düce', *v. t.* to bring out or forward, ex-

hibit, မ၊ ဖှ၊ ထိပ်၊ ထးထိပ်ထိပ်ဖှ၊ တံ၊ ခူးဖှ၊ ထိပ် ; to
 effect, originate, ခူးအိပ်ထိပ်၊ မ၊ ဝင်၊ အကဲထိပ်
 အထိး ; to make, မ၊ မ၊ ကဲထိပ် ; to yield in
 the way of profit, ကဲထိပ်တံ၊ ဘျးတံ၊ ဖှိပ်, ကဲ
 ထိပ်ဝထာတံ၊ မိ၊ ပှ၊ အဖိမိပ်။
 Pröd'üce, *n.* that which is produced, yield,
 proceeds, တံ၊ ကဲထိပ်, တံ၊ အိပ်ထိပ် ; that which
 is produced from the ground, product,
 တံ၊ ဝဲထိပ်သပ်ထိပ်။
 Pro-dü'ci-ble, *a.* that may be shown, ထာပမ၊ ဖှ၊
 သ့ ; that may be generated, ထာအခူးကဲထိပ်သ့။
 Pröd'uct, *n.* production, result, effect, တံ၊ ကဲထိပ်,
 တံ၊ ကဲထိပ်ထာတံ၊ ဝ၊ အဂံ ; fruit, တံ၊ ဝဲထိပ်သပ်ထိပ်။
 Pro-düct'i-ble, *a.* producible. See PRODUCEBLE.
 Pro-düct'ion, *n.* a literary performance, a
 composition, တံ၊ ကွဲး, ထိပ်ကလှ်ကလှ် ; pro-
 duce, effect, result. See PRODUCT.
 Pro-düct'ive, *a.* capable of producing, effi-
 cient, ထာအခူးကဲထိပ်တံ၊ သ့ ; yielding profit,
 ထာအခေထိပ်ဂိ၊ ထိပ်ဝ ; fertile, ထာအခူးဝဲထိပ်
 သပ်ထိပ်တံ၊ သ့။
 Pro-düct'ive-ness, *n.* See PRODUCTIVE.
 Prö'em, *n.* introduction, prelude, တံ၊ ကွဲးထာအ
 ဘျးနှိပ်ထိပ်အမိ၊ ပှ၊ See PREFACE.
 Prö'fa-nätion, *n.* See PROFANE, *v. t.*
 Pro-fäne', *a.* irreverent, impious, ungodly, တ
 အိပ်ဖိးတံ၊ ထူးထိပ်ကစံ၊ ထုကစံ၊ ယှ၊ တပ် ; secular,
 not sacred, တပ်ဗားဖိးတံ၊ အံ၊ တဗပ်, တတပ်ဗား
 ထာထိပ်စိဆုံအပူ၊ တပ် ; unclean, unholy, တစိတ
 ဆုံတပ်။ ———, *v. t.* to desecrate, ဝင်တံ၊ စိဆုံထာ
 တံ၊ တစိဆုံတပ်အထိ ; to treat with contempt
 or irreverence, မ၊ တစိတဝါတံ၊ မ၊ တထူးတ
 ထိပ်တံ ; to pollute, မ၊ တပ်အာတပ်သိတံ။
 Pro-fäne'ness, Pro-fän'i-ty, *n.* irreverence, တံ
 တထူးထိပ်ကစံ၊ ယှ၊ အကလှ်ကထိတပ်, တဝင်ကဲအိ၊
 ထာတံ၊ နှိတံ၊ တပ် ; profane language, blas-
 phemy, တံ၊ ပှ၊ တပ်ကစံ၊ ယှ၊ အမံ၊ ထာတံ၊ ကထိက
 ထိအပူ, တံ၊ ကထိ၊ ချပ်ရှ်ကစံ၊ ယှ၊ ဆိပ်တံ၊ ထုတံ။
 Pro-fän'er, *n.* an impious, profane person, ပှ၊
 ထာအတထူးထိပ်ကစံ၊ ယှ၊ အကလှ်ကထိဖိးပှ၊
 တပ်အမံ၊ ကထိကထိ ; a polluter, a defiler, ပှ၊
 ထာအမ၊ တပ်အာတပ်သိတံ၊ စိဆုံအထိ။
 Pro-fäss', *v. t.* to declare openly, avow, ကထိ၊

do, wolf; furl, rude, push; *e. s. o.* silent; *ç* as *s*; *çh* as *sh*; *ğ* as *j*; *ġ* as in *ġet*; *š* as *z*; *ž* as *gz*; *ŋ* as in *linger*.

ဖြူမေဖြူထိုင်တော်တော်လီလီတော်; to publish, as one's character or vocation, ချေးဖြူထိုင်တော်ထာအသွဲ့, ချေးသွဲ့ညါတော်အလှိုင်အထ်; to pretend, lay claim to, ဝတ်မေးအသေးခံအံင်နွဲ့။

Pro-fēs'sion, *n.* declaration, avowal, တော်မေဖြူထိုင်အသေး, တော်အောင်လီလီတော်; a calling, a vocation, တော်ခံတော်မေတော်ဘေးဒီးတော်ကွပ်တော်ဆေး, တော်ကလိကွတ်, တော်ကလိ, ကသိပ်သရုပ်အကလိနုနုခွ်အမေကသိပ်ဒီးမေဘျီကွတ်တော်ဆူးတော်ဆါ; to live by one's own profession, မေအိပ်ဝဲအိပ်ကလိ.

Pro-fēs'sion-al (pro-fēsh'un-al), *a.* တော်ဘေးဒီးတော်ကလိ. See PROFESSION.

Pro-fēs'sor, *n.* one who makes a public avowal of his belief, especially of his belief in Christ, ဟူထာအမေဖြူထိုင်အတော်စွာတော်နုဒီးခူလိဒ်အသေးလတော်အိပ်ဒိုင်အပူ; one who publicly teaches any science or branch of learning, သရုပ်ထာအသိပ်လိဟူထာတော်ကွပ်တော်ဆေးတံလော်လော်.

Prōf'es-sō'ri-al, *a.* တော်ဘေးဒီးသရုပ်ထာအသိပ်လိဟူထာလတော်ကွပ်တော်ဆေး. See PROFESSOR, *last def.*

Pro-fēs'sor-ship, *n.* သရုပ်ထာအမေလိနုနုလိဟူထာလတော်ကွပ်တော်ဆေးအလိ.

Prōffer, *v. t.* to propose, offer, မေဖြူထိုင်အသေးလတော်တော်လီတော်တံမံမံ. —, *n.* an offer, a proposal, တော်ဝတ်ဖြူအသေးထာအကဟွန်လီတော်အံတော်နွဲ့။

Pro-fi'ciençe, Pro-fi'cien-çy (-fish'en-sy), *n.* advancement, progress, တော်သွဲ့ထိုင်တော်ထိုင်ထာတော်ကွပ်တော်ဆေး, ထာတော်ခံတော်မေ.

Pro-fi'cient (-fish'ent), *n.* an expert, an adept, ဟူထာအသွဲ့ထာတော်ကွပ်တော်ဆေး, တော်စုသွဲ့ခိပ်သွဲ့ဒီးသွဲ့ညါတော်တော်ဆါ. —, *a.* skilled, practiced, ထာအမေသွဲ့, ထာအမေညါနွဲ့အသေး.

Prō'file (prō'fil), *n.* the side-face, the half-face, ဝဲအရီတစ်, ဝဲအရီတစ်ကတပ.

Prōf'it, *v. i.* to improve, advance, သွဲ့ထိုင်တော်ထိုင်; to derive benefit or gain, နှိုဘျူး, နှိုခါထိုင်တော်. —, *v. t.* to help others, benefit, တွပ်တော်အဘျူး. —, *n.* advantage, benefit, gain, တော်ဒိုင်ထိုင်ခါထိုင်, တော်ဘျူး, တော်ခါထိုင်.

Prōf'it-a-ble, *a.* advantageous, အိပ်ဒီးအဘျူး;

gainful, lucrative, ထာအစုဒီးထိုင်တော်ဘျူး, ထာအမေခါထိုင်တော်ထာအခိပ်ပွိုင်အခိပ်ဒိုင်.

Prōf'it-a-ble-ness, *n.* usefulness, gainfulness. See PROFITABLE.

Prōf'it-less, *a.* unprofitable, useless, အဘျူးတထိုင်, ထာအတမေခါထိုင်တော်တော်.

Prōf'li-ga-çy, Prōf'li-gate-ness, *n.* gross vice, wickedness, depravity, တော်ထာတော်သိဒူးမေး.

Prōf'li-gate, *a.* corrupt, vicious, wicked, ထာသိဝဲ. —, *n.* an abandoned, vile person, ဟူထာပုထိဒူးကတော်. See ABANDONED.

Prōf'lu-ent, *a.* flowing, running, ထာအလွှာလီဝဲ.

Pro-found', *a.* very deep, အိပ်မေး; intellectually deep, penetrating, အိပ်ဒီးအတော်ကွပ်တော်ဆေးအိပ်; humble, lowly, ထာအဆိပ်လီထေးနွဲ့; thorough, sound, as sleep, ထာအခံဆူင်. —, *n.* the sea, the ocean, ဒိုင်ထဲဒိုင်; the deep, the abyss, အလိလိဒ်မေး.

Pro-found'ness, Pro-fünd'i-ty, *n.* depth. See DEPTH, *a.*

Pro-fuse', *a.* abundant, exuberant, ထာအအိပ်ဝဲခါခါ, အိပ်ထာထာပွဲပွဲ; lavish, extravagant, prodigal, ထာတော်ခါ, သူတော်ခါလဲခါမေး.

Pro-fuse'ness, Pro-fū'sion (-zhun), *n.* abundance, extravagance, prodigality. See PROFUSE, *a.*

Prög, *n.* food sought by begging from place to place, တော်အိပ်တော်အိမ်ထာပုထေးပုထေးဒီးသုအိပ်ဝဲ; a low person who obtains his food by begging, ဟူထာပုထေးပုထေးသုအိပ်တော်တဂါ. —, *v. i.* to steal, filch, ဝံးနှိုသုညှပ်တော်.

Pro-gēn'i-tor, *n.* a forefather, ဟူထာညါတဂါ, ခွင်ဒိုင်ဝံဒိုင်စု. See ANCESTOR.

Prög'e-ny, *n.* offspring, children, တော်လီစာလီလီလွှင်, မိဒီးမိလီလီ.

Prog-nōs'tic, *n.* an omen, a sign, an indication, ထခိပ်, တော်အိပ်ထိုင်ဝဲထာအစုဒီးနုနုတော်ကလဲထိုင်ဆူညါတံမံမံ, တော်ထဲဖြူတော်ဆူညါ.

Prog-nōs'ti-cāte, *v. t.* to foretoken, foreshow, foretell, ဝတ်ဖြူထိုင်ခါတော်အဂုတံမံမံ ထာညါဒိုင်, ထဲဝတ်စာတော်.

Prog-nōs'ti-cā'tion, *n.* တော်ထဲဝတ်စာတော်ထာတော်ပုနုနုတံမံမံအဆိ.

ā, ē, ī, ō, ū, y, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, w hāṭ; thēre, vail, tērm; pīque; dōne, fōr,

Pro'gram, n. (rare) programme. See PROGRAMME.

Prö'grämme, n. a notice or advertisement, (rare) တာ်ဒုးဟူထီၣ်သါလီၤတာ်အဝုၣ်ဒ်အံၤဒ်န့ၤ; an outline of subjects embraced in a public performance in their order, ထံၣ်ခဲၣ်လီၤကျဲၤလီၤတာ်, တာ်ထာ်အကဲထီၣ်တံၢ်ပံၤဒ်ပုၤမၤလီၤတာ်ဖိတကရၢဒီးသံကျိၣ်သံဒီးအသးလၢပုၤဂီၢ်ခုၢ်အမဲၣ်ညါမ့ၢ်ဂ့ၤ, ဒ်အသ့ၣ်ပံၣ်သးဆၢတာ်ဒီးဒုတန့ၢ်သီတူၢ်အူ ပံၣ်ဒ်ဒ်ဒါမ့ၢ်ဂ့ၤ, ဒီးတာ်အကဲအကလုၣ်ကလုၣ်ခါကီးညါန့ၢ်ပုၤကွဲးထာ်ထံၣ်မိအဝုၣ်တတီၤဒီးတတီၤ, ဒ်သိးပုၤကသ့ၣ်ညါ ပၣ်စၢၤဝဲအဂီၢ်.

Prö-gröss', v. i. to move forward, advance, ထာ်အညါ; to make improvement, improve, သ့ထီၣ်တၢ်ထီၣ်.

Prög'ress, n. a journey of state, ဝဒိၣ်အတၢ်ထဲၤတာ်ထာ်အထံၣ်အကီၢ်ခၢ်ဝဲ; increase, တာ်အါထီၣ်ဂီၢ်ထီၣ်; advance, proficiency, တာ်သ့ထီၣ်တၢ်ထီၣ်, တာ်ထဲၤလၢညါဒီး. See PROGRESS, v. i.

Pro-grës'sion, n. motion onward, progress, တာ်ထဲၤလၢညါ; Math. regular or proportional advance in the increase or decrease of numbers, တာ်ဝံၣ်တာ်ဒုးထၢပမၤအါထီၣ်အါမ့ၢ်ဂ့ၤ, ချၢလီၤအါမ့ၢ်ဂ့ၤ, ဒ်တာ်ဘျၢ အိၣ် ဝဲ အသိး.

Pro-grës'sion-ist, Prog'ress-ist, n. ပုၤတဂၢလၢအတၢ်အသးလၢပုၤကသ့ထီၣ်တၢ်ထီၣ် ကီးကလုၣ်ဒီးဒီးန့ၣ်ဝဲထာ်တာ်ကမၤအသးဒ်န့ၣ်.

Pro-gröss'ive, a. moving forward, advancing, ထာ်အထဲၤလၢညါ; improving, ထာ်အသ့ထီၣ်တၢ်ထီၣ်.

Pro-gröss'ive-ness, n. See PROGRESSIVE.

Pro-hib'it, v. t. to forbid, interdict, ကတိၤကြိတာ်, ညးဘၣ်တာ်; to hinder, prevent, မၤကြိတာ်, မၤဒ်အသ့တမၤတဂ့ၤ.

Prö'hi-bi'tion (-bîsh'un), n. interdict, disallowance, တာ်ကတိၤကြိတာ်, တာ်ညးဘၣ်တာ်.

Pro-hib'i-tive, Pro-hib'it-o-ry, a. forbidding, prohibiting, ထာ်အကြိတာ်, တၢ်ဘးဒီးတာ်ကြိတာ်, ညးဘၣ်တာ်.

Pro-ject', v. i. to jut out, ကန့ၢ်ကနဲၣ်ထီၣ်; to protrude, as from a hole, ကန့ၢ်ကမိၣ်ထီၣ်; to stick out; as, projecting teeth, သမိၣ်, က

မိၣ်,ခမိၣ်. —, v. t. to throw or impel forward, ကွဲၣ်ထီၣ်လၢညါ, ဒုးဖျိးထီၣ်လၢညါ; to devise, scheme, contrive, တၢ်ကီၣ်တၢ်ကး, တၢ်ကီၣ်တၢ်ပၣ်, ကွဲၣ်ထီၣ်ဒီးလီၤ.

Prö'ject, n. a scheme, a design, a plan, တာ်ကွဲၣ်တၢ်ကီၣ်, တာ်ကွဲၣ်ထီၣ်ဒီးလီၤ.

Pro-ject'ile, a. impelling forward, ထာ်အဒုးဖျိးထီၣ်တာ် အူညါ န့ၢ်, (ဒ်တာ်အါၣ်သၣ်ကျိၣ်သၣ် အသိး); impelled forward, တၢ်တၢ်ဖျိးထီၣ်အသးအူညါ. —, n. See PROJECTILE, a.

Pro-jec'tion, Pro-ject'üre, n. a plan, delineation, တာ်အကွဲၣ်အဂီၢ်လၢအတၢ်ကွဲးအသး. See PROJECT, v. i. and v. t.

Pro-ject'or, n. a planner, ပုၤထာ်အကွဲၣ်တၢ်ဖးတာ်တဂၢ.

Pro-läp'se', Pro-läp'sion, Pro-läp'sus, n. တာ်ထဲၤလီၤဖျိး, ဒ်ပံၣ်ဒ်ဒီးဒါလီၤအသိး. —, v. i. ထဲၤလီၤဖျိး, လီၤသလုၣ်.

Pro-läp'tion, n. See PROLAPSE.

Prö'läte, a. extended, stretched out, သထဲၣ်လီၤ.

Pro-läp'sis, n. See PROLEPTIC.

Pro-läp'tic, Pro-läp'tic-al, a. anticipating time, ထာ်အကွဲးလီၤပၣ်စၢၤဒ်လီၤအဆၢအကတီၢ်; previous, antecedent, ထာ်အအိၣ်ဆိ, ကဲထီၣ်ဆိ.

Pro-lif'ic, Pro-lif'ic-al, a. bearing much fruit, fruitful, ထာ်အသၣ်ထီၣ်ဖျိထီၣ်အါအါကထဲၣ်; producing young, ထာ်အဖိအါအါ; serving to produce, active, ဒုးကဲထီၣ်တာ်အါ.

Pro-lix', a. long, protracted, tedious, ထံၣ်ဝဲနီၣ်ဝဲ, diffuse, အါကတိၤအါကလုၢ်, တၢ်ဘးဒီးတာ်ခံၣ်ထဲၤထဲၤလီၤတာ်မ့ၢ်ဂ့ၤ, တာ်ကွဲးထီၣ်မ့ၢ်ဂ့ၤ.

Pro-lix'ness, Pro-lix'i-ty, n. See PROLIX.

Prö'l'o-cü'tor, Pro-löc'ü-tor, n. one who speaks for another, ပုၤထာ်အကတိၤတာ်လၢပုၤဂၢၤအဂီၢ်; the speaker or chairman of a convocation, ပုၤထာ်အပၢတၢ်လီၤဆ့ၣ်နီၤထာ်အိၣ်ဖျိၣ်တကလုၣ်အဂီၢ်တဂၢ.

Prö'lögue, n. preface, introduction, တာ်ကတိၤအအိၣ်ထံး, တာ်ကွဲးညှၢန့ၣ်ဆိတာ်, (တၢ်ဘးဒီး ပွဲၤလီၤဒီးအါတက့ၢ်.)

Pro-löng', v. t. to extend the duration of, continue, မၤထံၣ်မၤနီၣ်တာ်အဆၢအကတီၢ်, တဆိတ့ၢ်တၢ်, မၤဒီး; to draw out by delay, procrastinate.

do, wölf; fûrl, rüde, push; e. i. o. silent; ç as s; çh as sh; ğ as ; ğ as in ğet; ş as z; x as gz; n as in lingei.

minate, put off, သုးနုးသုးသီ. See PROLONGATE.

Pro-lōn'gāte, *v. t.* to extend in time, မးယိင်ထီၣ်တၢ်; to extend in space, lengthen, မးယိင်ထီၣ်တၢ်.

Prō'lon-gā'tion, Pro-lōng'ment, *n.* a lengthening, တၢ်မးယိင်ထီၣ်တၢ်, တၢ်မးယိင်ထီၣ်တၢ်.

Prōm'e-nāde, *v. i.* to walk for amusement or exercise, တးယဲၤယီၤ, တးလိၣ်ကွဲၤအကမးမုၢ်အသးအဂီၢ်. —, *n.* a walk for exercise or amusement, တၢ်တးလိၣ်ကွဲၤ, တၢ်တးယဲၤယီၤ; a place for promenading, တၢ်တးယဲၤယီၤအလီၢ်, တၢ်တးလိၣ်ကွဲၤအလီၢ်.

Prōm'i-nence, Prōm'i-nen-cy, *n.* that which is prominent, a protuberance, a projection, တၢ်ထီၣ်အစိထီၣ်, တၢ်ထီၣ်အထီထီၣ်; conspicuousness, eminence, တၢ်လီၤတီၢ်လီၤဆီထီၣ်အတၢ်ထီထီၣ်အစိ.

Prōm'i-nent, *a.* rising above the surface, protuberant, စိထီၣ်, ထီထီၣ်, စိတြီၤ; distinguished, eminent, ထးအမံၤဟူသၣ်ဃူၤ.

Pro-mis'cu-ous, *a.* mingled, undistinguished, တအိၣ်ဒီးအဂ့ၢ်တၢ်, အိၣ်ကွဲၣ်ကွဲၣ်; not restricted to an individual, common, တထၣ်ဘးဒီးတဂးဖါသၣ်.

Prōm'ise, *v. t.* to make a binding declaration, covenant, ပၣ်တၢ်အၢၣ်လီၤအီၤလီၤ, အၢၣ်လီၤအသးထးအကမးတၢ်မ့ၢ်ဂ့ၢ်တမးတၢ်မ့ၢ်ဂ့ၢ်သ့ၣ်တၢ်; to afford reason to expect, assure, ပကွၢ်ထီၣ်အကွဲၣ်, ခုၢ်ထီၣ်တၢ်လၢအဂီၢ်အလီၢ်အိၣ်. —, *v. i.* to give reason to hope, ဂ့ၢ်သတးဒီးပခုၢ်ထီၣ်တၢ်အလီၢ်အိၣ်. —, *n.* a binding declaration, တၢ်အၢၣ်လီၤအီၤလီၤ; a ground of expectation or hope, တၢ်ခုၢ်ထီၣ်တၢ်အလီၢ်အိၣ်.

Prōm'is-ee', *n.* ဂ့ၢ်ထးအဒီးန့ၢ်တၢ်အၢၣ်လီၤအီၤလီၤတဂး.

Prōm'is-er, *n.* See PROMISOR.

Prōm'is-ōr, *n.* Law, ဂ့ၢ်ထးအၢၣ်လီၤအီၤလီၤအသးတဂး.

Prōm'is-so-ry, *a.* ထၣ်ဘးဒီးတၢ်အၢၣ်လီၤအီၤလီၤ.

Prōm'on-to-ry, *n.* a headland, a cape, တိၣ်ဒိၣ်အဖိးဒါစိထီၣ်, ဒီးသထဲၣ်လီၤအသးဆူဝိၣ်ထဲၣ်အပူၤ.

Pro-mōte', *v. t.* to forward, advance, help, မးအါထီၣ်, မးဂ့ၢ်ထီၣ်, ခုးကဲထီၣ်; to elevate in rank

or honor, prefer, ဟ့ၣ်ဒိၣ်ထီၣ်အလီၢ်, ပၣ်ထီထီၣ်အီၤ, ပၣ်ထးပၣ်ကတိၤအီၤ.

Pro-mō'tion, *n.* advancement, preferment. See PROMOTE.

Prōmpt, *a.* ready and quick to act, အလီၢ်မ့ၢ်အိၣ်ဒီးမးဝဲတဘီထီၣ်. —, *v. t.* to excite to action, instigate, ထီၣ်ဟူးထီၣ်ဝဲတဘီ; to suggest to a speaker in aid of his memory, မးမးဂ့ၢ်အပူၤထီၣ်မ့ၢ်ဂ့ၢ်, ထးအစံးတၢ်ထဲတၢ်မ့ၢ်ဂ့ၢ်, တဘီတဘီထီၣ်အကသ့ၣ်နီၣ်ထီၣ်က့ၤအသး.

Prōmpt'i-tūde, Prōmpt'ness, *n.* readiness, alacrity. See PROMPT, *a.*

Prō-mūl'gāte, *v. t.* to publish, proclaim, announce, ခုးဟူထီၣ်သါထီၤ, ခုးသ့ၣ်ညါန့ၢ်ဟူတၢ်, ဘိးထၣ်သ့ၣ်ညါတၢ်.

Prō'mul-gā'tion, *n.* publication, announcement. See PROMULGATE.

Pro-mūl'gē', *v. t.* to promulgate, publish, ခုးသ့ၣ်ညါန့ၢ်ဟူ; to teach, as new doctrines (rare), သိၣ်လိမးယုၤအီၤထးတၢ်အလ့ၢ်အထီၣ်အသီတပူၤ.

Prōne, *a.* bending forward in a greater or less degree, inclined, ထကူးလီၤ; lying flat on the face, မံလီၤအီၤထီထီၣ်; rapidly descending, ဟ့ၢ်လီၤဆူထီၣ်ဒီး; declivous, inclined, လီၤဘဲၣ်; propense, disposed, သးအိၣ်ထးတၢ်တမံမံ, ထးအစးအစးတက့ၢ်; as, prone to strife, သးအိၣ်ထးတၢ်အ့ၢ်လိၣ်ဆိးက့ၢ်.

Prōne'ness, *n.* See PRONE.

Prōng, *n.* a sharp pointed instrument, အိၣ်ဗွဲမ့ၢ်အိၣ်ဗွဲတကလုၣ်; a tine or tines, အိၣ်ဗွဲဗွဲ; as, a fork with three prongs, နီၣ်ဆဲးအိၣ်ဒီးအိၣ်ဗွဲဗွဲသါဘီ.

Pro-nōm'i-nal, *a.* ထၣ်ဘးဒီးဒြးနီၣ်. See PRONOUN.

Prō'noun, *n.* Gram. (ဒြးနီၣ်,) တၢ်ကတိၤတဘီထးအမ့ၢ်နီၣ်အၢၣ်စး, အိၣ်ထးအိၣ်အလီၢ်. See NOUN.

Pro-nounce', *v. t.* to utter articulately, speak, ကိးထီၣ်တၢ်တဘီဒီးတဘီလီၤတံၢ်လီၤဆဲး; to declare officially or solemnly, as the judge pronouncing the sentence of death on a criminal, စံးထးအကလုၢ်သ့ၣ်သ့ၣ်, နီၣ်ဒိၣ်စံၣ်ညါထံၣ်ပုၤအစးအသီအသိး.

Pro-nounce'a-ble, *a.* utterable, ထၣ်ဘးဒီးတၢ်ကတိၤထးအစးထီၣ်ဂ့ၢ်ဂ့ၢ်ထၣ်ထၣ်သ့.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr

Pro-nounced' (pronounst') *p. a.* decided, positive, လီခံင်လီကျူ, သးဒွဒိတဒိဒ်.
 Pro-nūn'ci-i'tion, *n.* utterance, တာ်ကီးထီၣ်တာ်က တီးတဘိဒီးတဘိဒ်သီးအကတဘ်လီတံာ်လီဆဲး; de-
 livery, as of a discourse, တာ်ခံၣ်ထဲထဲလီ တာ်အလှ်အထာ်.
 Proof, *n.* trial, test, experiment, တာ်မကျော်, တာ် သံသး; certain evidence, demonstration, တာ်လီအနဲၣ်ဖျါထီၣ်တာ်အဝုၣ်တုပုၣ်န့ၣ်, သးဒွဒိ တ
 သ့ထာ်တဘ်, တာ်န့ၣ်ကဲထီၣ်ထဲထဲသး သ့ၣ် အုၣ် လီဆဲး
 သးအဆိ, ထာ်တံာ်ဝုၣ် လီၣ်ဘျီ လီၣ် အ လီၣ် တ ဒိဒ် ထာ်
 တဘ်; firmness, stability, as of mind, သး
 ကျူ, သးတကံၣ်ကခါတဘ်; impenetrable hard-
 ness, တာ်ကီးတုပုၣ်ဆဲးဖျါတသ့တဘ်, ဆဲးတပာ်တဘ်;
 the test of the strength of spirituous
 liquors, တာ်မကျော်သးအခံာ်အထာ်; *Print.* a
 trial impression, a proof-sheet, တာ်ထာ်အ
 ကပုၣ်န့ၣ်တာ်န့ၣ်တဘ်ဖါ, တထာ်ဖါ, ပုၣ်န့ၣ်ကျော်. —
a. firm, stable, အဂါ်အကျူ; impenetra-
 ble, ထာ်ပဆဲးတဖျါတဘ်, တပာ်တဘ်.
 Pröp, *v. t.* to support, uphold, aid, တိစာ်မ
 စာ်တံာ်, ဟာ်အိၣ်ဆဲး, တိဆဲး. —, *n.* a sup-
 port, a stay, တာ်ထာ်ပဟာ်ထီၣ်တာ်ထာ်အိၣ်, အတိ,
 တာ်တန့ၣ်; a prop of timber, a brace, သ့ၣ်
 ထာ်ပဟာ်အိၣ်တာ်အဂါ်, တာ်တိ.
 Pröp'a-gäte, *v. t.* to multiply by birth, ဖွံထီၣ်;
 by successive productions, as plants, မ
 ခါထီၣ်, ဒုးခဲထီၣ်ထာ်ထီၣ်; to spread in space,
 as sound or light, မဂြိုတာ်, မသဲးထဲထဲလီတံာ်;
 to spread abroad, as news, ဒုးဟူထီၣ်သါ
 လီ; to extend and establish in different
 places, as the Christian religion, ဒုးသ့ၣ်
 ညါန့ၣ်ဟူတာ်ကစီၣ်ဆူအထီၣ်တပုၣ်ဒီးတပုၣ်; to gene-
 rate, boget, ဒုးလိၣ်ထီၣ်, ဒုးအါထီၣ်.
 Pröp'a-g'it'ion, *n.* See PROPAGATE.
 Pro-pél', *v. t.* to drive or urge forward, ဒုးထဲ
 တာ်ထာ်ညါဖါ, အထီၣ်တာ်ဆူညါၣ်ကထဲမကဘိအသိ,
 ဆိၣ်ဆူညါၣ်ထံၣ်သံၣ်ဒုးထဲကဘိအသိ.
 Pro-pense', *a.* disposed to, prone, သးဒိၣ်ထာ်
 တာ်အံၣ်တံာ်န့ၣ်.
 Pro-pen'sion, Pro-pen'si-ty, *n.* disposition,
 bias, တာ်သးဒိၣ်, တာ်ဝံၣ်သန့ၣ်*, အလှ်အထာ်အိၣ်
 ဝံၣ်ဒုးထဲထာ်ထာ်အိၣ်ပာ်အဆိ.

Pröp'er, *a.* peculiar, not common, တဘ်ဘးခါ
 မံတဘ်, တဘ်ဘးထဲတမံဒီး; one's own, ထာ်အမုၢ်
 အတံာ်န့ၣ်; fit, suitable, တဆီ, ကြား, တဘ်; as,
 this jacket is proper for you, ဒိကံအံၣ်တ
 ဆီဒီးန့ၣ်လီ; being exactly in place, ထာ်အ
 လီၣ်တဘ်ကစီဒိ.
 Pröp'er-ly, *adv.* ကစီဒိ, ဒိအဘ်, ဝုၣ်.
 Pröp'er-ty, *n.* (ဒြီးဟာ်တံာ်), a distinctive quali-
 ty, တာ်တမံမံထာ်အဘ်ဘးဒီးတာ်လီဆီဒီးတာ်အ
 ဝုၣ်အဂါ်; the right of possession, owner-
 ship, တာ်ပာ်တဘ်အန့ၣ်; wealth, possessions,
 ခူလီၣ်ခိၣ်ခိၣ်, တာ်မိတာ်ထီၣ်.
 Pröph'e-cy, *n.* a foretelling, a prediction, တာ်
 ထဲပာ်စာ်တံာ်, တာ်ထံၣ်ထာ်ညါဖါ; preaching, in-
 terpretation of Scripture, *Obs.* တာ်ခံၣ်ထဲ,
 တာ်ခံၣ်ထဲထဲလီတံာ်, တာ်ပာ်တရါ.
 Pröph'e-sy, *v. t.* to foretell, predict, ထဲပာ်စာ်
 တာ်ထာ်အကဲထီၣ်အသးဆူညါ.
 Pröph'et, *n.* a seer, ဝံတဂါ, ဝုၣ်ထာ်အထဲပာ်စာ်တံာ်,
 ဝံဒီးခိၣ်ဒီး.
 Pröph'et-ess, *n.* ဝံရုၣ်တဂါ.
 Pro-phët'ic, Pro-phët'ic-al, *a.* pertaining to
 prophecy, တဘ်ဘးဒီးတာ်ထဲပာ်စာ်တံာ်; fore-
 telling, predicting, ထာ်အထဲဖျါထီၣ်တာ်အဝုၣ်
 ပာ်စာ်.
 Pröph'y-läc'tic, *a. Med.* preventive, ထာ်အကြီ
 တာ်ဆါအဂါ်, ထာ်အကြီတံာ်. —, *n.* See PROPHE-
 YLACTIC, *a.*
 Pro-pin'qui-ty, *n.* kindred, တာ်အိၣ် သးအိၣ် တံာ်;
 proximity, neighborhood, အိၣ်သးလီၣ်အသး;
 nearness in time, အသးအကတံာ်သးလီၣ်အသး.
 Pro-pi'ti-äte (-pish'i-ät), *v. t.* to appease, con-
 ciliate, မဆူမဒီးတံာ်, မခါလီၣ်အတံာ်သးဒိၣ်.
 Pro-pi'ti-ä'tion, *n.* conciliation, appeasement,
 တာ်မဆူမဒီးတံာ်, တာ်မရုၣ်လီၣ်သး, တာ်မခါလီၣ်
 အတံာ်သးဒိၣ်; atonement, တာ်လှ်တာ်ပာ်ထာ်အ
 မပုၣ်န့ၣ်တာ်ဒီးသးအဂါ်.
 Pro-pi'ti-ä'tor, *n.* ဝုၣ်ထာ်အမဆူမဒီးတံာ်တဂါ. See
 PROPITIATE.
 Pro-pi'ti-a-to-ry, *a.* expiatory, ထာ်အလှ်တာ်ဒီး
 သး, အိၣ်ဒီးအစီအကဒီးထာ်အကလှ်တာ်ဒီးသး; con-
 ciliatory, ထာ်အမဆူမဒီးတံာ်, ထာ်အမရုၣ်လီၣ်
 သး.

do, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; n as in linger.

Prös'e-cū'tor, n. one who pursues any plans or business, ပုသိသကွေးစားမဟုတ်တမံပံတူ အဝံ၊ ပုတဂသကလိင်တလိင်ကွိသုဂါ၊ ပုသိး တံ၊ ပုထုထိန်ဘ၊ တရလိန်.*

Prös'e-lyte, n. a convert to a new opinion or practice, ပုသိသကွေင်ကုသိသတံအလှ်အလှ် အပု; a convert to the worship of God, ပုသိထိန်သိယု။ —, v. t. to bring over, convert, ဒူးနွင်တပ်ပုသိသကလိင်အလှ်ခပ်ဝဲအပု။ See CONVERT.

Prös'e-ly-tism, n. တံကွေးစားသုဂါဝဲကိန်သိးအက နွင်တပ်သတံအလှ်အလှ်တမံပံအပု၊ လိသိခပ် တံကိသိးကဘုင် ကထိ တံကိ အလှ် အလှ် ခပ် ဝဲ အ သိး။ See PROSLYTE, v. t.

Prös'e-ly-tize, v. t. and v. i. to proselyte, convert (rare). See PROSELYTE.

Prös'o-di'ac-al, Pro-sū'di-al, a. တပ်သးဒီး pro- sody, သာအမေသးဒ် prosody အတံကျာအိန်ဝဲ အသိး။

Prös'o-dy, n. Gram. တံသိန်တံသိတပ်သးဒီးအကစုန် (accent) ဒ်ပစံးတံအသိးမေအုန်ပကလှ်ဝဲ အံ၊ ဝဲ နွီ ဒ်အကြား အ တပ် အ သိး ဒီး တံ ကျာ တပ် သး ဒီး ထိ အဂု။

Prös'pect, n. a view, a landscape, တံကွေင်ခပ်, တံထံတံတုခပ်အကတံ; expectation, antici- pation, တံကွေင်အံ, တံခုင်အံ; ground of ex- pectation or hope, အခွဲအိန်သပခုင်အံတံ ဒ်, ပခုင်အံတံအလိင်အိန်ဝဲ။

Pros-pēct'ive, a. future, သညါဒီး; looking for- ward, using foresight, သပကွေင်အုညါဒီး, သိ ကမိန်တံသညါဒီးသတးဒီးမေဝဲဝဲအကြားအတပ်။

Pros-pēct'us, n. a scheme, an announcement, တံကွေင်ဝဲတပ်သးဒီးထံအဂုင်ဒ်သိးပုကသုန်ညါ ခုင် အ ကြားပုဒါတကြားပုတပ်ဒါ။

Prös'per, v. i. to be successful, succeed, ဘိန် ထိန်ညါထိန်, မဟုတ်ဒ်တံထိဝဲထိန်ဝဲ; to thrive, make gain, ခုလိန်ဒ်ခါထိန်ကိထိန်ဝဲ။ —, v. t. to favor, make prosperous, မေဘိန် ထိန်ညါထိန်, ဒူးကဲထိန်။

Pros-pēr'i-ty, n. success, thrift, welfare, တံဘိန် ထိန်ညါထိန်, တံခါထိန်ကိထိန်, တံခုင်တံပာ။

Prös'per-ous, a. fortunate, successful, thriv-

ing, favorable, သာအဘိန်ထိန်ညါထိန်ဝဲ, သာအ မဟုတ်ကဲထိန်ဝဲ။

Prös'ti-tūte, v. t. to devote to lewdness, မေ တပ်သာတပ်သိတံကိသဲသဲမုန်သဲသဲခွါအသိး; to de- vote to or sell for some vile purpose, ဆါလိကွေင်သတံမေအစာအသိ အကိ, သူ ဒီး သာ တံအတံသိအပု။ —, n. a whore, a bawd, ဒ်ခုင်သာအစာအသိ, သဲသဲမုန်; a base hireling, a mercenary, ပုသိသဒီးထဲအသး သာတံအတံသိအပု။

Prös'ti-tū'tion, n. lewdness, သဲသဲမုန်အလှ်အလှ်; devotion to infamous purposes, တံယုန် ဒီးသတံအတံသိအကိ။

Prös'trate, a. stretched out, lying flat, ထိန်လိ ခွါအသး; humble, as a suppliant, သာအ ထိန်ဒီးတံထိန်လိအသး။ —, v. t. to throw down, ဒူးလိသံ; to demolish, ruin, raze, မေယးဂိ; to cause to sink, reduce, မေခါ လိ, မေခါလိ; to prostrate one's self, ထိန် ခုန်လိအသးဒ်ပုမုတံအသိး။

Prostrā'tion, n. the act of throwing down or laying flat, တံထိန်လိခွါ, တံဒူးလိသံ; the act of bowing or kneeling down in rever- ence or worship, တံဆူးလိခိန်, တံတီးလိ ကခွိကွိန်; sudden loss of natural strength and vigor, ဝံခါဘိခါ။

Prös'g'y, a. dull, tedious, တံကတိတထိန်တူးတထိန် ဝဲအသးတပ်။ See PROSY.

Prö'te-an, a. like Proteus, လိဝဲဒီး Proteus, readily assuming different shapes, ဝဲ ထိန်အကွေင်အဂိညါ။ See PROTEUS.

Pro-tēct', v. t. to defend, guard, shield, ကထုကု ကယန်ကု, ကြိသတံကမေအတံ, ကယန်။ See DEFEND.

Pro-tēc'tion, n. the act of protecting, တံအံး ကုကွေင်ကု, တံကထုကုကယန်ကု; that which protects, တံသာအထိန်ခွါတံ, တံသာအကြိသတံ, တံသာအကထုကုကယန်ကုတံ; a writing that secures from molestation, a pass- port, အမံးတိန်ခပ်* ထိန်တဘုင်သာအကကြိတံမေ တံတံအကိ; customs, duties, တံယုန်သွဲသာ အထံအကိခပ်ဝဲ။

dg, wolf; fūrl, rude, push; e.i.o. silent; ç as s; çh as sh; ġ as ġ; ĝ as in ġet; s as sz; x as gz; n as in lingei.

Pro-tect'ive, *a.* defensive, sheltering. See PROTECT.

Pro-tect'or, *n.* a defender, a supporter, a guardian, ပုဆံးကွေ့ကွေ့ကွေ့တော်, ပုဆိန်ပွဲတော်, ပုကြိတ်တော်မေးမေးတော်; a vicarious ruler, ပုခံ၍ညီ၍ပာထပ်တော်ထာစီပပေလိာ်.

Pro-tect'or-ate, *n.* တာ်ခံ၍ညီ၍ပာထပ်ထံဂကိာ်ဂထာ်ခေမိဒိဒ်ခေကဒါထီန့၍ဒါခေမိ.

Pró'te-gé' (pró'tā-zhā), *n. Fr.* ပုဒါဒါန့၍တာ်လှာ်ဒါ, ပုထာ်ခေမိဒိဒ်ထာ်ပုဂါခေတာ်ခေတာ်ကွေ့ခေမိလိာ်.

Pro-tém'po-re, *adv. Lat.* for the time being, တခွာ်တာ်ခေဂါခေကွေ့ထာ်, တခိာ်တထီာ်, ထာ်ခေခါန့၍ခေဂါ.

Pro-tést', *v. i.* to attest positively, avow, declare, ဣာ်ခေသးသပုာ်သပုာ်.—Protest against, တထာ်ခေသးထာ်, ဝှာ်လိာ်ဘျီလိာ်ဝဲ, ထီခါဒါ. —, *v. t.* to prove, show, testify, န့၍ဖျါထီာ်တာ်တုာ်သးဒုဒါခေလိာ်တခိာ်ထာ်ထာ်.

Pró'test, *n.* earnest dissent, တာ်ကထါကြိတ်တော်; *Law.* ထီာ်ကြိတ်တော်ထာ်ခေမေးပုာ်ဖျဲးတာ်ခေမိ.

Prót'est-ant, *n.* ပုပြါးစတၢ်ဒိ, ပုထာ်ခေတထာ်ခေသးထာ်ပရံ၍ကွေ့ခေလှာ်ခေထာ်ဒါခေထီာ်ခေမိ, ပုဖျဲးခေလှာ်ခေထာ်.—, *a.* ထာ်ခေသးဒါခေထီာ်ခေမိပရံ၍ကွေ့ခေလှာ်ခေထာ်.

Prót'est-ant-ism, *n.* တာ်တထာ်ခေသးထာ်ပရံ၍ကွေ့ခေလှာ်ခေထာ်ထာ်, တာ်ထီခွာ်ထီခါဒါခေပရံ၍ကွေ့ခေလှာ်ခေထာ်.

Prót'es-tá'tion, *n.* See PROTEST.

Pró'te-us, Pró'teūs, *n. Myth.* a marine deity, ကခါသံးခိာ် ခုာ်ခါထာ်ခေသးဒါခေဒိာ်ထာ်တကလှာ် ထာ်ခေထီာ်ခေကွေ့ခေဂါထီာ်ခေမိ; one who easily changes his appearance or principles, ပုတဂါထာ်ခေထီာ်ခေတာ်ခေတာ်န့၍ညီ, ပုခေသးတဂါခေကွေ့.

Pró'to, *a. Gr.* first, ထာ်တာ်ဂါခေခဲာ်ညါ, ထာ်ခေခိာ်ထံး.

Pró'to-cól, *n.* တာ်ထာ်ကွေ့ခေသးထာ်ခေခိာ်ထံး, တာ်ကွေ့ထာ်ပုာ်ကွေ့ခေထီာ်ခေမိ.

Pró'to-már'týr, *n.* (ပြိတ်မာ်တာ်), the first martyr, ပုတဂါထာ်ခေထာ်တာ်မာ်ထီာ်ထာ်ခေတာ်ခေတာ်န့၍ညီ, တာ်ခေထီာ်ခေထာ်ခေထီာ်ခေမိထံးတဂါ, ဒါခေထီာ်ခေမိပြိတ်မာ်တာ်ထာ်ခေထီာ်ခေမိကွေ့န့၍ညီခေမိ.

Pró'to-týpe, *n.* a model, a pattern, တာ်ခေမိခေထီာ်ထာ်ပုာ်မာ်ဒါခေထီာ်ခေမိ. See ARCHETYPE.

Pro-tráct', *v. t.* to lengthen in time, prolong, မာ်ထီာ်မာ်န့၍တာ်; to defer, delay, သးတာ်ခေထာ်ခေကထီာ်.

Pro-tráct'ion, *n.* တာ်မာ်ထီာ်မာ်န့၍တာ်, တာ်သးန့၍သးသိ.

Pro-tráct'ive, *a.* prolonging, delaying, ထာ်ခေခိာ်ထံး, ထာ်ခေသးန့၍သးသိ.

Pro-trúde', *v. i.* to push out, to be thrust forward, ဖျဲးထီာ်, သခိာ်ထီာ်ခေသး; to project a little; as, from an orifice, ကနာ်ကမိာ်ထီာ်. —, *v. t.* to thrust forward, ခုးဖျဲးထီာ်ထာ်ညါ; to thrust out, မာ်ဖျဲးထီာ်; to thrust out the lips, pout, မာ်ခူထီာ်ထာ်ခေမိ.

Pro-trú'sion, *n.* See PROTRUDE.

Pro-trú'sive, *a.* pushing, projecting, ထာ်ခေဖျဲးထီာ်ခေသး, သခိာ်ထီာ်ခေသး, ထာ်ခေကနာ်ကမိာ်ထီာ်.

Pro-tú'ber-áncé, Pro-tú'ber-an-cý, *n.* a prominence, a swelling, a bunch, တာ်ကမိာ်ကခဲာ်, တာ်ညါး.

Pro-tú'ber-ant, *a.* prominent, swollen, bulging, ထာ်ခေကမိာ်ထီာ်ကခဲာ်ထီာ်.

Pro-tú'ber-áte, *v. i.* to bulge out, swell, ကမိာ်ထီာ်, ကခဲာ်ထီာ်, မိထီာ်, ညါးထီာ်.

Pro-tú'ber-á'tion, *n.* the act of swelling, တာ်ညါးထီာ်. See PROTUBERANCE.

Proud, *a.* high-minded, haughty, ထာ်ခေသးထီထာ်တာ်ခေခိာ်တာ်ခေထီာ်; feeling superior to others, of inordinate self-esteem, supercilious, ပာ်ခေသးကမာ်ထာ်, ပာ်ခေသးကမိာ်မိာ်, ကမိာ်မိာ်, ပာ်ခေသးကမိာ်ထီာ်; ostentatious, ပာ်ခေခိာ်ခေသး, ပာ်ကမိခေသး; grand, noble, ခိာ်ဝဲထီာ်.

Proud-flesh, *n. Med.* fungus, တာ်ညာ်တဂုာ်ထာ်, ကထီာ်ကထီာ်ထာ်ပုာ်ထီာ်ခေပုာ်.

Prove, *v. t.* to try, test, မာ်ကွေ့; to evince, establish by evidence, verify, န့၍ဖျါထီာ်ထာ်သးသ့၍ခေခါထီာ်ထီာ်ခေသးမာ်ဂုာ်, ထာ်တာ်မာ်ခေသးခိာ်ခေခါမာ်ဂုာ်, တုာ်ပသးဒုဒါခေလိာ်တခိာ်ထာ်ထာ်; to experience, suffer, သ့၍ညါန့၍ပာ်တာ်ထာ်ခေမိခေမိဝဲထီာ်ခေမိ. —, *v. i.* to be ascertained by a trial or a subsequent event, သ့၍ညါန့၍ပာ်ထာ်ထာ်ထီထာ်ခေမိ.

Pröv'en-der, *n.* dry food for beasts, တခံာ်တခါခိာ်ဒါခေခါခေမိပုာ်ဂုာ်, ဘုာ်ဂုာ်, ကထီာ်ပုာ်ဂုာ်, ထာ်ထာ်ခိာ်

á, é, î, ò, ù, ÿ, long; ä, ê, î, ö, ü, ý, short; cäre, fär, låst, fäll, what; thère, veíl, térm; pique; done, fôr

ကိရိမိကအိန်အရိ; provisions, food (rare), တာအိန်တာအိ.

Pröv'erb, *n.* (ဖြိဝါ) an old and common saying, a maxim, an adage, ဝမှံပပှ်အတာ ကတိဖုန်တထံတံတံမေးထာပှ်လီမိလီမာဘုသု; a by-word, an expression of contempt, တာကတိမိအလီ. See ၅မိ. ၂၀: ၃၇.

Pröv'erbs, *n.* the book, ထာလံဒ်စီဆုံအပူကိးဝဲထာ လံဒ်တာကတိမိ.

Pro-vērb'i-al, *a.* mentioned in a proverb, ထုန်စားမိတာကတိမိထာပှ်; like a proverb, လီကံတာကတိမိ; universally acknowledged, ထာပှ်အာန်လီကိးဂါးထာအမ့အတိဝဲ.

Pro-vid'e, *v. t.* to procure beforehand, prepare, မေးပှ်ပှ်စာတံ,ကထံကတိပှ်စာတံ; to supply, တုန်လီတာမဲအလီအိန်. — *v. i.* to stipulate previously, အာန်လီမိလီပှ်စာအသး; —followed by against or for, ကထံကတိပှ်စာထာတာအံတာနူအရိ.

Pro-vid'ed(that), *conj.* if, on condition, တာမ့မိအသး,တာမ့တမေးအသး.

Pröv'i-dence, *n.* (ဖြိဝဒှ်) a provident regard to the future, timely care, တာပလီအသး,မိးကထံကတိပှ်စာတံ; the Divine superintendence and care, ကစာယှ်အတာအံးထီန်ကွါလီ, အတာခိန်ညီပာတံ; God, ကစာယှ်.

Pröv'i-dent, *a.* forecasting, prudent, ထာအကထံကတိပှ်စာတံ; frugal, economical, ထာအကပူကဝါတာ,ဆဲတုတာ,တထာတာအါတံ.

Pröv'i-dēn'tial (-shāl), *a.* ထုန်စားမိကစာယှ်အတာအံးထီန်ကွါလီ,အတာပာတံ. See PROVIDENCE.

Pröv'i-dēn'tial-ly, *adv.* ထာယှ်ပာတံတာအမိ.

Pröv'ince, *n.* a small country dependent on a larger, ကိရိမိကိဆုန်စားမိကိရိမိ; a region, အခိန်ဖဲထာအထာတလီတံတံ; the proper affair or business of any one, အတာမိးတာမေးဒဲ.

Pro-vin'cial, *a.* ထုန်စားမိကိရိမိကိဆုန်ထာအတနူအသးထာကိအခိန်တဘုန်.

Pro-vin'cial-ism, Pro-vin'ci-āl'i-ty (-shī-āl'i-ty), *n.* တာကတိလီမိဘုန်စားထဲထံတမိကိတဘုန်မိ, တထုန်စားမိတံတံ, တထုန်စားမိထံမိ ကိရိမိအဂါတံ.

Pro-vis'ion (-vīzh'un), *n.* measures taken beforehand, preparation, တာကထံကတိမိမေးပှ်ပှ်စာတံ; stores provided, တာပှ်ပှ်နူတာ; eatables, food, တာအိန်တာအိ; previous stipulation, a proviso, a condition, တာအာန်လီထာညါထာတာတံမဲအာန်မေးအသးအံးအိနူအမိ. —, *v. t.* to supply with provisions or food, ကထံကတိပှ်စာတံအိန်တာအိထာထာပှ်ပှ်.

Pro-vis'ion-al, Pro-vis'ion-a-ry, *a.* temporary, တမ့တာအဂါအကျာတံ,ထာအမဲထာအထာအကထီခဲအံးအရိ.

Pro-vis'ion-al-ly, *adv.* temporarily. See PROVISIONAL.

Prö-vi'so, *n.* a condition, a provision, တာမ့မိအသးအံးအိနူ. See PROVIDED.

Pröv'o-cā'tion, *n.* the act of provoking, irritation, တာအုးထီန်ပှ်အသး, တာမေးအုနူပှ်အသး; that which excites anger, တာထာအကမိထီန်ပှ်အသး,တာထာအမေးအုနူပှ်အသး.

Pro-vō'ca-tive, *a.* stimulating, provoking, ထာအသဆုန်ထီန်ပှ်အသး, ထာအထီန်ဂဲအသး, ထာအအုးထီန်ပှ်အသး.

Pro-vō'ke', *v. t.* to arouse, stir up, သဆုန်ထီန်ပှ်အသး,ထီန်ဂဲအသး; to incense, anger, offend, မေးထီန်ပှ်,မေးဒိန်ထီန်ပှ်,မေးအုနူပှ်အသး.

Pröv'ost (pröv'ust), *n.* the chief magistrate of a city, a mayor, ဝှ်အပှ်,ဝှ်အခိန်တဂါ; the president of a college, ကိယံအခိန်တဂါ, ကိမေးခိန်အခိန်တဂါ.

Pröv'ost-mārsh'al, *n.* Mil. သးခိန်တဂါထာအခိန်နုကုသးမိတဖုန်ထာအထးသးခိန်ကွန်အလီမိထာတာကမုန်အဂါသ့အမိ.

Prow, *n.* the forepart of a ship, ခွဲမိကတိမိခိန်တမိ; a kind of small boat or canoe, used in India, a proa, ခွဲမိတကလုန်.

Prow'ess, *n.* valor, bravery, fearlessness, တာအု, တာတသ့ညါတာပှ်တံတံ.

Prowl, *v. i.* to rove or wander for prey, ထးပှ်မိလူမိခိန်အဆုန်; to plunder, prey, ဂုန်နု, ဂုန်နုအဆုန်. —, *v. t.* See PROWL, *v. i.*

Prowl'er, *n.* ပှ်မေးပှ် prowl စဲဝဲအသး.

do, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; ŋ as in linger.

Pröx'i-mate, *a.* nearest, next, immediate, ဘူးကတၢ်, တယံင်နီတဲး.

Pröx-im'i-ty, *n.* adjacency, nearness, တၢ်လၢအဘူးကတၢ်.

Pröx'i-mo, *n.* *Lat.* next month, ထါခဲကိပ်တဘျး; as, I will write you on the third proximo, ယကလွဲးန့ၢ်န့ၢ်လၢထီၣ်ပရၢထၢထါခဲကိပ်တဘျးထီၣ်သၢသီ.

Pröx'y, *n.* an agent, ပှၤအခၢၣ်စးတဂၤ; authority to act for another, agency, တၢ်အခွဲးလၢအကမၤတၢ်လၢပှၤဂၤအလီၢ်.

Prude, *n.* မိၣ်မုၢ်လၢအပၣ်မဲၣ်ဆွဲးအသးဒ်ခံၣ်ဒ်န့ၢ်န့ၢ်အလီၢ်တက့ၢ်တဂၤ.

Pru'dence, *n.* discretion, caution, forecast, တၢ်မၤတၢ်လၢတၢ်က့ၣ်တၢ်ဆးအပှၤ, တၢ်မၤလီၤတၢ်လီၤဆဲးလၢတၢ်ဆိကမိၣ်ပၣ်စၢၤအဆိ.

Pru'dent, *a.* economical, frugal, လၢအတလၢၣ်ဒီတၢ်, လၢအသုတၢ်ဒ်အတၢ်အခၢၣ်; careful, discreet, judicious, အိၣ်ဒီးတၢ်က့ၣ်တၢ်ဆး, လၢအဆိကမိၣ်ပၣ်စၢၤတၢ်. See PRUDENCE.

Pru-dén'tial, *a.* pertaining to prudence, ဘၣ်ပးဒီး prudence, အိၣ်ဒီး prudence; exercising discretionary power, န့ၢ်အခွဲးလၢအကမၤဒ်အတၢ်က့ၣ်ဘၣ်က့ၣ်သ့ဒ်ဝဲအသး. See PRUDENCE.

Pru'd'er-y, *n.* affected modesty, တၢ်ပၣ်မဲၣ်ဆွဲးအသး; excessive precision, တၢ်မၤလီၤတၢ်န့ၢ်လၢကဲၣ်ဆိ.

Pru'd'ish, *a.* affectedly shy or modest, လၢအပၣ်အသးဒ်ခံၣ်ဒ်ဆွဲးအိၣ်ဝဲအသး; too precise, လၢအမၤလီၤတၢ်န့ၢ်လၢကဲၣ်ဆိ.

Prune, *v. t.* to clear from anything superfluous, cut off, trim မၤကွဲၣ်ကထဲၢ်တၢ်လၢအဘျးတအိၣ်ဘၣ်တဖၣ်; as, to prune a tree, ကျိကွဲၣ်အဒုအကြိၣ်ဒ်သးအကမိၣ်ထီၣ်ချ့, ဒ်သးအကဂုထီၣ်ချ့; to prune or dress, as a bird its feathers, ကထဲၣ်ကတီၤအဆူၣ်အခံၣ်ထီၣ်မၤအသး. —, *n.* a kind of plum, တၢ်သၣ်တကလုၣ်. See PLUM.

Pru-nél'la, *n.* သးကလးကျၢၤဒီးဘျးတကလုၣ်လၢ ပှၤညီန့ၢ်မၤမိၣ်ခံးအမိၣ်; *Med.* sore throat, ကိပ်ယူၢ်ဆါ; *Bot.* a herbaceous plant, self-heal, တၢ်အထံးတကလုၣ်လၢပှၤလူလၢ ကိပ်ယူၢ်ဆါ အဂီၢ်; *Anat.* the pupil of the eye, မဲၣ်ပှၤဖိ, တၢ်အိၣ်ပှၤဖိလၢမဲၣ်ထီၣ်တၢ်ခဲၣ်ညါလၢတၢ်ကပိၤဖျိအိၤ.

Pru'n'ing-hook, Pru'n'ing-knife, *n.* မဲၣ်လၢပကျိကွဲၣ်တၢ်အဒုအကြိၣ်အဂီၢ်.

Pru'n'ing, *n.* တၢ်မၤကွဲၣ်ကထဲၢ်တၢ်လၢအဘျးတအိၣ်ဘၣ်တဖၣ်. See PRUNE, *v. t.*

Pru'ri-en-ge, Pru'ri-en-gy, *n.* an itching, longing desire, တၢ်လီၤသး, သးဂဲၤလီၤလၢအမိၣ်န့ၢ်ဘၣ်အသးအဆိ.

Pru'ri-ent, *a.* itching, လၢအသးဝဲ; uneasy with desire, ဘၣ်ပးဒီးသးဂဲၤလီၤလၢအမိၣ်န့ၢ်ဘၣ်အသးအဆိ.

Prÿ, *v. t.* to search into, inspect closely, ဗုကွၢ်တၢ်လၢအတဖျါဘၣ်; to inspect officiously, to be inquisitive, ဗုကွၢ်လူသ့ၣ်တၢ်လၢအတဘၣ်ပးဒီးအိၤတဘၣ်. —, *v. t.* to raise, as with a lever, to prize, န့ၢ်ထီၣ်, ကထီၣ်.

Psalm (säm), *n.* a sacred song, a hymn, ထါခဲထီၣ်ပတြၢၤ.

Psalm'ist, *n.* ပှၤကွဲးထံၣ်ထါခဲထီၣ်ပတြၢၤတဂၤ, မိၤဒေဝံမ့ၢ် psalmist လီၤဆိခဲၣ်တၢ်တဂၤ.

Psalm'o-dy, *n.* psalms collectively, ထံၣ်ခဲထီၣ်ပတြၢၤတၢ်, ထါခဲဆံ့; the singing of psalms, တၢ်သးဝဲထီၣ်ဆံ့.

Psal'ter (sawl'ter), *n.* ထံၣ်ခဲထီၣ်ပတြၢၤ, ဘၣ်ပးဒီးထံၣ်စီဆံ့လၢမိၤဒေဝံမ့ၢ်သ့ၣ်ကွဲးဝဲ.

Psal'ter-y, *n.* သီတူၢ်တကလုၣ်လၢပှၤလူဒေဝီသ့ဝဲလၢတၢ်ခဲထီၣ်ပတြၢၤအဂီၢ်. See စံး. ၃၃: ၂.

Pseu'do (sü'do), *n.* a prefix meaning false, pretended, counterfeit, တမ့ၢ်တတီဘၣ်, တမ့ၢ်အနီၢ်နီၢ်တဘၣ်.

Pseu-döl'o-güist, *n.* a liar (rare), ပှၤကတီၤကဘျးကဘျးတဂၤ.

Pseu'do-me-täl'lic, *a.* လီၤကံၣ်ဒီး metal, ဝဲမ့ၢ်တမ့ၢ်အနီၢ်နီၢ်တဘၣ်.

Pseu'do-nÿm, Pseu'do-nÿme, *n.* a fictitious name, ပှၤအမံၤလၢအတမ့ၢ်အမံၤနီၢ်နီၢ်တဘၣ်, ပှၤကွဲးထံၣ်တဂၤ ဆဲးလီၤအမံၤလၢဖိလၢလၢ ပှၤတညီ န့ၢ် ကိးအိၤတဘၣ်.

Pshaw, *int.* pish, pooh, ဟါ, ဟါဟါ.

Pseu-dön'y-mous, *a.* အိၣ်ဒီးအမံၤလၢအတမ့ၢ်အမံၤနီၢ်နီၢ်တဘၣ်; as, a pseudonymous writing, ထံၣ်အိၣ်ဒီးအမံၤလီၤဆိလၢပှၤကိးအိၤတမံၤ.

Psy'chal, Psy'chic, Psy'chic-al (si'kik-), *n.* ဘၣ်ပးဒီးပှၤကညီအသ့ၣ်အသး, ဘၣ်ပးဒီးပှၤကညီအသးသမ့.

ä, ê, î, ò, ü, ÿ, long; ä, ë, î, ö, ü, ÿ, short; cäre, fär, läst, fall, whät; thère, veïl, tērm; pique; dōne, fūr,

Ps̄y-chōl'o-gy (sī-kōl'o-gȳ), *n.* the science of mind, တာ်သိင်တာ်သိ, တာ်ကူင် တာ်ဆး သာ် အ တာ်ဆးဒီးသုင်ဒီးသး.

Ps̄y'chro-phō'bi-ā, *n.* fear of cold, တာ်ပွဲတာ်ရင် တာ်ဝိ; fear of cold water, တာ်ပွဲထံရင်.

Pū'ber-ty, *n.* ရင်ကနီထီင်အကတိာ်, ဒိင်သင်ခွါထီင်အကတိာ်.

Pu-bēs'cence, *n.* puberty. See PUBESCENT.

Pu-bēs'cent, *a.* arriving at puberty, ဒိင်တင်ဒိင်ပွဲ; *Bot.* covered with soft short hairs, as leaves, ဒိင်ဒီးအဆူင်ရင်ဒီးကလင်လး.

Pūb'lic, *a.* pertaining to the people at large, တာ်ဆးဒီးပုထံဒိကိာ်ဒိခဲထာ်တဖၣ်; open to all, generally known, notorious, ဒိင်ဖျါဝဲလာ်ပုထံထာ်ကသုင်ညါဝဲ; open to common use, ထာ်ပုထံရိာ်ကသုဒိအိာ်. —, *n.* the community, the people generally, ပုထံထာ်, ထံဒိကိာ်ဒိတဖၣ်, ပုထံရိာ်ကတဖၣ်. —, In public, တာ်ဒိင်ဖျါထာ်ပုထံထာ်အခဲင်ညါ, တာ်ဘိး တာ်သုင်ညါပုထံထာ်ဒီးထာ်ပုထံရိာ်ကတဖၣ်ညါ.

Pūb'li-can, *n.* a collector of taxes, ပုထံသွဲတက; an innkeeper, ပုထံခံအတံင်အကတိာ်.

Pūb'li-cā'tion, *n.* a work printed and offered for sale to the public, ထံတင်တာ်ပုင်ဒီးဒိထာ်ပုထံရိာ်ကတဖၣ်; proclamation, promulgation, တာ်မဟူထီင်သါထီတော်, တာ်ဘိးတင်သုင်ညါပုထံထာ်ဒီး.

Pūb'lic-house, *n.* an inn, a tavern, ပုထံခံအတံင်, တံင်ထာ်ပုထံထာ်ကတဖၣ်အကတိာ်.

Pūb'li-cist, *n.* a writer on the laws of nations, ပုထံထံင်မဟူထီင်အုးပုခင် တာ်ဆးဒီးထံဒိကိာ်ဒိတဖၣ်အတံင်မဟူထီင်ထီင်အသး.

Pub'lic'i-ty, *n.* the state of being public, တာ်ဖျါဝဲထာ်ပုထံထာ်အခဲင်ညါ; notoriety, fame, တာ်ဟူထီင်သါထီ.

Pūb'lic-spir'it-ed, *a.* သးဒိင်ထာ်အကတဖၣ်မဟူထီင်ပုထံဒိကိာ်ဒိအကတိာ်.

Pūb'lish, *v. t.* to make known to the public, promulge, declare, ကတိာ်ထီ, ဒုးဟူထီင်သါထီတော်အတံင်အဒိတဖၣ်; to print for public use, ပုင်ဒီးထံထာ်ပုထံထာ်ကတဖၣ်အကတိာ်.

Pūb'lish-er, *n.* ပု မဟူထီင် publish စံးဝဲ အသး. See PUBLISH.

Pūck'er, *v. t.* to wrinkle, မဟူထီင်. —, *n.* a wrinkle, တာ်သွဲ.

Pud'ding, *n.* ကိင်ကပုင်လးတကလုင်, ပုထံညါနီမဟူထီင် ကိင်ကပုင်တာ်နီထံဒိဒိခဲ, ဝုပုင်ဒိခဲအါကလုင်.

Pud'ding-stick, *n.* နီင်ဒီးကွင်, နီင်ဒီးကွင်.

Pūd'dle, *n.* a muddy pool, ကပံင်ပုင်အထီင်. —, *v. t.* to make muddy, မဟူထီင်, ဒုးကဲထီင်တာ်ကပံင်ပုင်အသး.

Pū'den-cy, Pu-di'g'i-ty, *n.* modesty, shame-facedness, တာ်ခဲင်သုး, ပုထံဒီးဒီးသးကလုင်ကလိ.

Pūd'der, *v. i.* to splash, bustle, မဟူထီင်. —, *v. t.* to confuse, potter. See POTTER.

Pū'er-ile, *a.* childish, trifling, youthful, ထီဝင်ဒိခဲသင်အသး, ထာ်အတံင်ကူင်တာ်ဆးတဒိင်.

Pū'er-il'i-ty, *n.* childishness, juvenility, weakness, တာ်မဟူထီင်ဒိခဲသင်မဟူထီင်အသး, တာ်အတံင်တဒိင်တင်.

Pu-ēr'per-al, *a.* တာ်ဆးဒီးတာ်ဒိင်ဖျါအဖိ; as, a puerperal fever, တာ်ထီထီင်ထာ်ပုထံဒိင်ဖျါအဖိအထီ.

Puff, *v. i.* to blow with short and sudden whiffs, အုးတော်, ကထီထီ, အုတော်တထီ; to pant, သါဆးဒီး; to swell, to be inflated, ကထီထီဝဲ. —, *v. t.* to inflate, အုနီကထီထီဒီးမဟူထီထီ; to praise with exaggeration, စံးထီဝဲပတြါတော်ထီနီအသး. — Puff away, အုခဲကွင်တာ်, အုပျိုးကွင်တာ်. — Puff up, to inflate, ဒုးကထီထီထာ်ကထီ; to elate, ဒုးပင်ထီထီထာ်အသးထာ်စံးထီဝဲပတြါအထီ. —, *n.* a sudden emission of breath, a whiff, တာ်သါအုထီထီတာ်တထီ; a small gust of wind, ကထီအုထီထီတာ်တထီ; any thing light and porous, တာ်ဖျါဝဲထာ်ဒိကိာ်အသိင်ကသု; a substance of loose texture used to sprinkle powder, တာ်ဖျါဝဲထာ်အသိင်ထာ်ကလုင်ထာ်ပုထံထာ်တာ်ကပုင်အကတိာ်; exaggerated praise, တာ်စံးထီဝဲပတြါထီနီအသး.

Pūf'fy, *a.* swelled with air or soft matter, ကထီထီ, ညိးထီ; inflated, bombastic, ထာ်အထံင်အသးကတဖၣ်.

Pūg, *n.* a monkey, *Colloq.* တးအုး; a kind of small dog, ထံင်ဒိထာ်အနီဒုထီထီတးအုးတဖၣ်.

do, wōlf; fūrl, rūde, pūsh; e. i. o. silent; ḡ as ḡ; ḥ as sh; ḡ as ḡ; ḡ as in ḡet; ḡ as z; ḡ as gz; ṅ as in ṅei.

- Pugh (poo), *int.* (ဖူး) pshaw, တက်ကတီးရှင်ခွင့်, တက်ကတီးတပင်ကဲတက်ဘန်တဘီ.
- Pū'gīl-ism, *n.* boxing, တက်ထိလိင်အသားအလှိုအလှို.
See Box, *v. i.*
- Pū'gīl-ist, *n.* a boxer, ပုထိတက်တဂါ.
- Pū'gīl-is'tic, *a.* ဘန်စားဒီးတက်ထိလိင်အသား.
- Pug-nā'ciou's (-nā'shus), *a.* quarrelsome, fighting, ညီနှိုအောင်လိင်ဆီးကုတက်ဒီးသားဒိန်လာအကဒူးတက်.
- Pug-nāc'i-ty, *n.* quarrelsomeness. See PUGNACIOUS.
- Pūg'-no'se, *n.* နီဒုဇုန်, နီဒုဇုန်.
- Pūis'ne (pū'ny), *a.* puny, of inferior rank, အလိင်ဆီး; a junior, သားစက်တကုန်.
- Pūis-sançe, *n.* power, strength, potency, တက်အစီအကဒီးဒိန်, အဝုန်အဘါ.
- Pūis-sant, *a.* powerful, strong, forcible, အဝုန်အဘါဆုန်, အစီဒိန်အကဒီးဒိန်.
- Pūke, *v. i.* to vomit, throw up, ဘျီး.—, *n.* an emetic, a vomit, ကသိန်ဘျီး.
- Pūl'chri-tūde, *n.* beauty, grace, comeliness, အကုန်အဂါဂု, တက်အစီအထူး; moral beauty, တက်အဂု, သားဂု.
- Pūle, *v. i.* to cry like a chicken, သိန်စီဆီဖိအသီး; to whimper, whine, ကီးသိန် ဖိမိသန်တိန်ကညိန်ကညွအသီး.
- Pull, *v. t.* to draw, ထူးတက်; to gather, as fruit, pluck, ဘွဲဖိုင်တက်.—Pull down, ထူးလီးတက်; to humble, degrade, ဒူးဆိန်လီးအသား.—Pull off, ဘွန်လီးကွန်, ဘိန်လီး.—Pull out, to extract, ထူးကွန်.—Pull up, to extirpate, ထူးလိန်; to move a boat by pulling an oar, ကက်ခွဲ, ဝန်ခွဲ.—Pull back, ထူးကဒါကုတက်, ကြိတက်.—, *v. i.* to give a pull, tug, ထူးထူးတဖျင်.—Pull up, to draw the reins, halt, ထူးက သွန်အဖျံ, ဒိန်ကတိန်. —Pull apart, to rend asunder, ထူးစား.
- Pul'let, *n.* a young fowl, ဆီဖိန်ကနီ.
- Pul'ley, *n.* (ဖျဲလီး), စဲးသန်, တွံ့ယာအမေးခေါထိန်တက် အစီအကဒီးလာပုထူးတက်စားအဂါ.
- Pūl'lu-lāte, *v. i.* to germinate from a seed, ဝဲထိန်လာတက်ခွဲ; to bud, as a leaf or flower, ဒိန်ထိန်, ဒီးစီထိန်, (rare).

- Pūl'mo-na-ry, *a.* pertaining to the lungs, ဘန်စားဒီးကသိန်. —, *n.* Bot. a plant, lungwort, တက်ထီးတကလွန်.
- Pul-mōn'ic, *n.* a medicine for diseases of the lungs, ကသိန်ကသိန်ဆါ; one who has a lung complaint, ပုအကသိန်ဆါ.—, *a.* ဘန်စားဒီးကသိန်တဖန်.
- Pūlp, *n.* any soft mass, တက်ကိန်လိန်ကလွန်ထူး; the soft part of fruit, တာသန်အကဒီး.
- Pūlp'i-ness, *n.* See PULPY.
- Pūl'pit, *n.* a desk, ခံင်ထဲထဲလီးတက်အလိန်; pertaining to the pulpit or preaching, ဘန်စားဒီးခံင်ထဲထဲလီးတက်အလိန်.
- Pūlp'y, *a.* soft, from the admixture of a liquid, ကလွန်ကထဲ; succulent, soft, as the pulp of fruit, ကလွန်, ဖိတာသန်အကဒီးအသီး.
- Pūl'sāte, *v. i.* to beat or throb, ဆဲးဖျီး, ဝဲး, ဘဲး, ဖိဝဲးအသီး.
- Pul-sā'tion, *n.* a beat or throb. See PULSATE.
- Pūlse, *n.* the motion or throbbing of an artery, တက်သွန်ဖျီး; leguminous plants, as beans, peas &c. ပထီးကလွန်ကလွန်.
- Pūl'ver-a-ble, *a.* friable, လာပဒူးကဲထိန်အကမုန်သွ.
- Pūl'ver-ize, *v. t.* to reduce to powder, ဝဲလဲထိန်တက်အကမုန်.—, *v. i.* to fall to dust, ကဲထိန်တက်ကမုန်.
- Pūm'ige, *n.* တက်လီးဂန်ထာန်အဖွံ့သလီးလာအဘန်တက်ဖိန်ထိန်ကွန်ဒါထာကစားဖွန်အူအပု.
- Pūm'mel, *n.* a knob, တက်ကမဲန်ကဖိန်.—, *v. t.* to beat, bruise, ဒိတက်တိန်တက်. See POMMEL.
- Pūmp, *n.* a light shoe, ဒိန်ခဲးတကလွန်; a machine for raising fluids, စဲးထူးထိန်ထဲ.—, *v. t.* to raise water with a pump, ထူးထိန်တက်အထံလာစဲး; to question artfully, သိကွန်တက်ဖိန်ခဲးဒူးဖိသီးပု က တဲ ဖူး တက် ထာအ သား ဒိန်ပန်ခွဲသွန်ဝဲခွန်.
- Pūmp'ion, Pūmp'kin, *n.* လှိုခဲသန်.
- Pūn, *n.* a quibble, ကျွအွ, ကျွအွကျွဒူး. တက်ကတီးတဘိပုသုထဲထာအဒိပညိခဲမဲ, ဖုန်ဝဲ တက် က တီး လိန်ကွဲတက်.—, *v. t.* to persuade by a pun, ဝဲဆန်ထိန်ပုအခဲထာတက်ကတီးလိန်ကွဲ.
- Pūnch, *v. t.* to perforate with an iron instru-

á, é, î, ô, ú, ý, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fôr,

ment, ဆဲးဖျိတၢ်, ဝိၣ်ဖျိ; to thrust against, poke, ဆဲးတၢ်. —, *n.* a kind of drink, တၢ်ဖိတကလၢ်ကဲထီၣ်ဝဲလၢထံ, အံၣ်သၢ်ဆၢ, ထီၣ်ခိၣ်သၢ်အထံဒီးသံးတဲးကျိၣ်က့ၢ်လိၣ်အသး; a tool for punching holes, စုကဲလၢပဆဲးဖျိတၢ်အဝီၣ်; a harlequin, a buffoon; ပှၤတၢ်လၢအမၤန့ၢ်တၢ်ဖၣ်ထဲပှၤလၢသ့ၣ်တဖၣ်, လူၣ်ဉဲး*. See BUFFOON.

Punch'eon, *n.* a sharp-pointed instrument, a punch, ထးအခိၣ်စု; a large cask, စ့ၣ်ဒီးခိၣ်တဖျၢၣ်, ကြိၣ်ဝဲအဂၢၤလၢၣ် (gallon) တကယၢ်ခံဆဲးညါလီၤ.

Punch'y, *a.* စ့ၣ်ဒီးဘိၣ်ဝဲ.

Punc-til'io (-til'yo), *n.* punctiliousness, တၢ်မၤလီၤတၢ်လီၤဆဲးဒ်တၢ်အလၢ်အလၢ်အိၣ်ဝဲအသိး.

Punc-til'ioüs (-til'yus), *a.* formal, ceremonious, precise, လၢအမၤတၢ်ဒ်တၢ်အလၢ်အလၢ်အိၣ်ဝဲအသိးလီၤတၢ်လီၤဆဲး.

Punc-til'ioüs-ness, *n.* formality, precision, See PUNCTILIO.

Punct'ü-al (püñkt'yü-al), *a.* prompt, exact, တၢ်အဆၢအကတီၢ်လီၤတၢ်မး.

Punct'ü-ite, *v. t.* to point a writing, မၤနီၣ်လိၣ်အဆၢ.

Punct'ü-ition, *n.* points, signs in writing, တၢ်မၤနီၣ်လိၣ်အဆၢ.

Punct'üre, *v. i.* to prick, pierce, ဆဲးဖျိတၢ်, ဆဲးထူၣ်ဖျိတၢ်. —, *n.* a small hole made by a point, a prick, တၢ်တၢ်ဆဲးအလီၢ်, တၢ်စုခိၣ်အပူၤလီၢ်.

Pün'dit, *n.* ပှၤတၢ်ခိၣ်ဒုၤဒ်အသ့.

Pün'gen-cy, *n.* acrimoniousness, keenness, တၢ်သးဝံၣ်သးက့ၢ်. See PUNGENT.

Pün'gent, *a.* pricking, stimulating to the nostrils, နၢဆဲးနၢဆါ; sharp, stimulating to the taste, ယဲ, တး, ဆံၣ်, တီ, ဆံၣ်ခိၣ်ခိၣ်; severe, sharp, —said of language, လၢအမၤဆါပှၤအသး, လၢအဆဲးပှၤဆါမး.

Pü'ni-ness, *n.* pettiness, littleness. See PUNY.

Pün'ish, *v. t.* to chastise, correct, discipline, avenge, သိၣ်ဆိၣ်, ထ့ၣ်တူၢ်တၢ်ခိၣ်တၢ်ခိၣ်တၢ်ခိၣ်ညါဒ်အံၣ်ဒ်န့ၢ်.

Pün'ish-a-ble, *a.* worthy of punishment, ကြးဒီးတၢ်တၢ်ခိၣ်ညါ, ကြးဒီးတၢ်တၢ်သိၣ်ဆိၣ်; liable to punishment, လၢအကတၢ်တၢ်ခိၣ်ညါသ့ၣ်သ့ၣ်.

Pün'ish-ment, *n.* correction, chastisement, တၢ်ခိၣ်ညါ, တၢ်သိၣ်ဆိၣ်. See PUNISH.

Pü'ni-tive, *a.* penal, တၢ်ဘးဒီးတၢ်ခိၣ်ညါ, တၢ်ဘးဒီးထ့ၣ်အတၢ်ဒီးတး.

Pünk, *n.* spunk, သ့ၣ်ကဘိၣ်ထၢပှၤဒုးကဲထီၣ်မ့ၣ်အု; a prostitute, ဆဲးထဲမ့ၣ်.

Pün'ster, *n.* a punner, ပှၤလၢအညီၣ်န့ၢ်ကတီၢ် pun ဝဲးဝဲအသိး. See PUN.

Pü'ny, *a.* small and feeble, petty, ဆဲးဒီးအဝံၣ်ခါတါခါ.

Püp, *n.* a puppy, a whelp, ထ့ၣ်မိ, —, *v. i.* ဖွံလီၤန့ၢ်ထ့ၣ်မိ.

Pü'pil, *n.* Anat.—of the eye ခဲၣ်ပှၤမိ; a scholar, အပျီၣ်, ပှၤမၤလီၤထီၣ်မိတဂၤ.

Pü'pil-age, *n.* တၢ်မၤလိၣ်အဆၢအကတီၢ်.

Püp'pet, *n.* a small figure moved by a wire in a mock drama, တၢ်ဂီၤထၢပှၤဒုးပှၤဒုးဒဲးလူသ့ၣ်ဝဲလၢပှၤဒုးမၤအသးပှၤကညီၣ်အသိး; a doll, တၢ်ဂီၤမိ, ပှၤကညီၣ်မိအဂီၤတကလၢ်; one managed by the will of another, ပှၤလၢအသးဒၣ်ဝဲတအိၣ်တဝံၣ်တၢ်, ပှၤလၢအတၢ်မၤဒ်အံၣ်ဒ်န့ၢ်ဝဲအသးအိၣ်ဝဲ.

Püp'pet-shōw, *n.* တၢ်အပွဲထၢပှၤလိၣ်က့ၢ်ပုပုပုတဖၣ်.

Püp'py, *n.* a young dog, a whelp, ထ့ၣ်မိ; a conceited, contemptible person, ပှၤထၢပပဝံၣ်ကဲဒိၣ်အိၣ်အလီၢ်တအိၣ်တၢ်သန့ၣ်က့ၢ်ပဝံၣ်ထီၣ်ထီၣ်အသး, ပှၤထၢအပိၣ်ပှၤဒိၣ်အခိၣ်ဒီးပဝံၣ်ကဲအိၣ်ထီၣ်မိပဝံၣ်အကခါအသိး.

Pür, *v. i.* See PURR.

Pür'blind, *a.* dim-sighted, short-sighted, ခဲၣ်လုၣ်.

Pür'chas-a-ble, *a.* ထၢပှၤပှၤဒုးဒီး, ထၢပှၤပှၤဒုးဒီး.

Pür'chaso, *v. t.* to buy, ပှၤန့ၢ်. —, *n.* that which is purchased, တၢ်ထၢပှၤပှၤဒုးဝဲ; any mechanical advantage or power by which heavy bodies are raised, တၢ်ထ့ၣ်အမိအကမိလၢပမိၣ်ထီၣ်တၢ်အဆၢညါ, တၢ်ဘးဒီး ဝဲးအါကလၢ်ဒ်နီၣ်ဒ်တူ, နီၣ်တၢ်ဝဲးသ့ၣ်ဒီးတၢ်ဒ်န့ၣ်တဖၣ်အသိး.

Pür'chas-er, *n.* a buyer, vendee, ပှၤပှၤတၢ်တဂၤ.

Püre, *a.* clean, ဆံၣ်, မိ; free from admixture, နီၣ်နီၣ်, ကလး; clear, as water, ဆံၣ်, ဆံၣ်ကလး; real, genuine, အတီ; as, pure silver, စုအတီ; pure gold, ထူအတီ; morally pure, innocent,

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; s as z; x as gz; n as in linger.

chaste, စီဆံ့; as, Keep thyself pure, ဝါနသးအိပ်စီဆံ့တက့ၢ်. See ဘတံၤ. ၅: ၂၂.

Pū'ri-ty, Pūre'ness, *n.* innocence, chasteness, အစီအဆံ့. See PURE, *a.*

Pur-gā'tion, *n.* See PURGE.

Pūr'ga-tive, *a.* cleansing, purging, အိပ်ဒီးအစီအကမိလောအကမၤကဆီထီဉ်တၢ်. —, *n.* a cathartic, တသံဉ်လူ.

Pūr'ga-to-ry, *a.* cleansing, လောအကမၤကဆီထီဉ်တၢ်. —, *n.* (ပၢၣ်ဂတိရံၤ) အလီၢ်လောပရံဉ်ကိဉ်စူၢ်ဝဲနဲၣ်ဝဲထာပှၢ်အာပှၢ်သီသံဝံၤဒီးကလဲၤတူၢ်တၢ်ဒီးဘးဒီး မၤစီဆံ့အသးဝဲန့ဉ်သတးဒီးလၢခဲက အိပ်ဝဲ ခုဉ် အမိၤ မိၤ အဆၢၣ်ဆၢၣ်.

Pūrgē, *v. t.* to cleanse, purify, မၤကဆီထီဉ်တၢ်; to evacuate the intestines, ဒုးလဲၤတၢ်ဖၢ. —, *v. i.* to move, as the bowels too frequently, တၢ်ဖၢလူဝဲ.—, *n.* a diarrhea, a purging, တၢ်တၢ်ဖၢလူ; a cathartic, ကသံဉ်လူ.

Pū'ri-fi-cā'tion, *n.* a cleansing. See PURIFY.

Pū'ri-fi-cā-tive, Pū-rif'i-ca-to-ry, *a.* cleansing, purifying, အိပ်ဒီးအစီအကမိလောအကမၤစီမၤဆံ့တၢ်သူ.

Pū'ri-fi'er, *n.* a cleanser, a refiner, တၢ်မၤစီဆံ့ထီဉ်က့တၢ်, ပှၢ်မၤစီဆံ့ထီဉ်က့တၢ်.

Pū'ri-fy, *v. t.* to make clean, cleanse, မၤစီမၤဆံ့တၢ်; to free from extraneous matters, မၤဒီးသီးအသူတအိဉ်ဆါဆုၣ်ဒီးတၢ်ဂုၤတၢ်ဂၤတဂ့ၤ. See PURE.

Pū'ri-tan, *n.* ပှၢ်လၢအတတၢ်အသးလၢပှၢ်အဲဉ်ဂလံၣ်အတၢ်အက့ၢ်အတၢ်ဘိအလုၢ်အလုၢ်လၢအိၣ်ပၤ ခုဉ် အထံၣ် စ့ဘၣ်အစီဒီးလီၤဒီးဒီးဒီးအိၣ်ဘၣ်ဘိဝဲဒီးအဆိမိဉ်ထံၣ်စီဆံ့အလုၢ်အလုၢ်အိဉ်ဝဲအသီး; one whose views are like the early Dissenters or Puritans, ပှၢ်လၢအသးအိဉ်တၢ်လၢအစီမိဉ်ခံးဝဲအသီး. —, *a.* puritanic, puritanical, လီၤကဲၣ်ဒီး Puritan. See PUBITAN, *n.*

Pū'ri-ty, *n.* cleanness, တၢ်စီ, တၢ်ကဆီ, တၢ်ကဆွဲကဆီ; innocence, chastity, တၢ်စီဆံ့, တၢ်ပူၤဖျးဒီး တၢ်သးကလုၣ်ကလီၤ. See PURE.

Pūrl, *v. i.* to murmur gently, as running water, သီဉ်ဝဲဒ်ထံၣ်လွၤလီၤဝဲလၢ လၢၢ် မိဉ် လၢၢ် ကျီအသီး; to decorate with fringe or embroidery, မၤဆံၤမၤလၢတၢ်လၢအနွံၣ်ခုၢ်ဂ့ၤ, လၢတၢ်ဆးကံဉ်ဆးဝုၤခုၢ်ဂ့ၤ.

Pūr'lieū, *n.* environs, တၢ်အသးခူၤ, တၢ်အကတၢ်, တၢ်အိဉ်ဒီးတရံးတၢ်.

Pūr'līn, *n.* ကျီၤ, တမိမိမိၢ်, သ့ၣ်ဖးထီတဘိလၢတံဉ်အခိဉ်အခါၣ်သးလၢတဒိတန့ၤအသးအစီၢ်.

Pūrl'ing, *n.* ထံအတၢ်သီဉ်လၢအသးလီၤဝဲလၢလၢၢ်မိဉ်.

Pur-loin', *v. t.* to steal, filch, တံးန့ၢ်ခူၤသ့ၣ်တၢ်, ထုဉ်တၢ်အုဉ်တၢ်.

Pūr'ple, *a.* စိၤလီၤအဲၤ, စိၤလုးတက့ၢ်, လၢထံၣ်စီဆံ့ပူၤကီးဝဲလၢလုးတက့ၢ်. —, *n.* purple color, တၢ်လွဲၢ်စိၤလုးတက့ၢ်; a purple robe or dress, ဆုၣ်ကလးဒိဉ်စိၤလုးတက့ၢ် တအ့ၣ်. —, *v. t.* to make purple, ဒုးကဲထီဉ်အလွဲၢ်စိၤလုးတက့ၢ်.

Pūr'pōrt, *v. t.* to indicate, ဒုးနဲၣ်, ဒုး သ့ၣ် ညါ; to mean, import, မိဉ်ခံးတၢ်အသး.—, *n.* import, meaning, တၢ်အစီပညါ.

Pūr'pōse, *v. t.* to intend, design, ပၣ်အသးဒ်အံၤဒ်န့ၤ.—, *n.* intention, design, တၢ်ကူဉ်ထီဉ်ဖးလီၤ, တၢ်ပၣ်အသးဒ်အံၤဒ်န့ၤ; an object aimed at, တၢ်တမံၤခံၤလၢပကူဉ်ထီဉ်ဖးလီၤလၢအဂ့ၢ်ဒ်အံၤဒ်န့ၤ.

Pūrr, *v. i.* သါသီဉ်ဒ်သၣ်ခံၤလီၤသါသီဉ်အသီး.—, *n.* တၢ်သါသီဉ်လၢသၣ်ခံၤလီၤမၤဝဲ. See PUR.

Pūrse, *n.* a money-bag, စ့အထၢၣ်; a sum of money, စ့ၣ်အံၤဝဲၤန့ၤ.—, *v. t.* to put in a purse, ဒၢ န့ၣ်စ့အထၢၣ်ပူၤ; to contract into folds or wrinkles, မၤသွံးထီဉ်. Purse-proud, *a.* လၢအပၣ်ထီဉ်ထီအသးလၢအခ့ၢ်ပှၢ်အထူးအတီၢ်အဆိ.

Pūrs'er, *n.* ပှၢ်အိဉ်ဒီးအလီၢ်အက့ၢ်လၢအအံၤက့ၢ်က့ၢ်တၢ်အိဉ်တၢ်အီၢ်, တၢ်ကူတၢ်သီးဒီးစ့ဘၣ်ဘးဒီးကဘိ တအ့ၣ်; a cashier, ပှၢ်ပၢစ့တဂၤ.

Pūrs'lāin, Pūrs'lane, *n.* purslan, a plant, ကပျီလီၤ, တၢ်ဒီးတၢ်လၢပှၢ်အိဉ်ဝဲတကလုၣ်.

Pur-sū'ange, *n.* See PURSUE, *v. t.*

Pur-sū'ant, *a.* conformable, လၢအဆူထီဉ်ဒီးဒ့ဝဲ, လီၤပထီဉ်.

Pur-sū'ant, Pur-sū'ant-ly, *adv.* agreeably, conformably, ဒ်န့ဉ်အသီး, မၤသးဒ်န့ဉ်ဒီး.

Pur-sūe', *v. t.* to follow in course, ဒ်ထီဉ်အံၤ; to follow with a view to overtake, chase, ချးန့ၢ်အံၤ, လူဆီၤ; to be engaged in, မၤညီန့ၢ်တၢ်; to continue, မၤထီဘိ.

Pur-sūt' (-sūt'), *n.* a following, တၢ်လူၤဆီၤတၢ်,

ā, ē, ī, ō, ū, y, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fāll, whāṭ; thēre, veīl, tērm; pīque; dōne, fūr,

တက်လူတက်, တက်လဲပိတ်တက်အခံ; a calling or occupation, တက်လာအညီနှိုက်မာဝဲဝဲ, တက်ဖဲတက်မာသာအမာညီနှိုက်.

Pār'sui-vant (-swe-), *n.* a state messenger, ဝှာလာပဒိန်မာထိန်မာလီဒေါတဂါ, ပဒိန်ခကလူး.

Pār's'y, Pūs'sy, *a.* fat and short, ဘိန်ဒီးဖုန်ဝဲ; short-breathed, asthmatic, အိန်ဒီးသါဆဲးဖိုး, သါအံး.

Pū'ru-lence, Pū'ru-lēn'cy, *n.* pus, suppuration, matter, တက်အခံ.

Pū'ru-lent, *a.* suppurated, အိန်ဒီးအခံ.

Pur-vey', *v. t.* to furnish, provide, ဝှာနှိုက်တက် အိန်တက်အိဒီးတက်ဂါဝဲအလီအိန်, တက်မာနှိုက်.

Pur-vey'ance, *n.* provisions, food, တက်အိန်တက်အိ. See PURVEY.

Pur-vey'or, *n.* a caterer, ဝှာလာအဝှာနှိုက်တက်ဒီးကတဲင်ကတီတက်အိန်တက်အိထာဝှာဂါအဂီ.

Pūr'view, *n.* the scope or intent of a statute, အူပဒုန်အဖိဂါဝှာ.

Pūs, *n. Med.* suppuration, matter, ခံ, တက်ပူလီအခံ.

Push, *v. t.* to press against, ဆိန်တန်း; to thrust at with the horns, butt, ဘျာန်တက်, ဆဲးတက်; to press forward, ကျဲးစား, ထူးထိန်အဂီအထါ; to constrain, မာဆုန်မာမီးတက်. —Push off, as a boat, launch တီဂီကွန်, ဆိန်ကွန်. —, *v. t.* to go ahead, advance, လဲထိန်ဆူညါ. —Push aside, ဝဲကနူးဝဲကတပါ. —Push on, to hasten, မာပစုန်ပတူ, ကျဲးစားမာဆူတက်. —, *n.* a thrust, တက်ဆဲးတက်; pressure, တက်ဆိန်တက်; a vigorous effort, တက်ကျဲးစားတက်, ထူးထိန်ဂီထူးထိန်ထါ; a pustule, a pimple, တက်ကမိန်ဖိအိန်ဒီးအခံ.

Pū'sil-la-nim'i-ty, *n.* weakness, cowardice, timidity. See PUSILLANIMOUS.

Pū'sil-lān'i-mōus, *a.* faint-hearted, cowardly, dastardly, အဂီအထါစာ, အိန်ဒီးတက်ဖျာတက်ဖုးဖိသန်အခံ, တပင်ပိန်ခါအသားတန်.

Puss, Puss'y, *n.* တက်ဂီးသန်မာလီအခံ.

Pūst'ū-late, *v. i.* to maturate, blister, လဲထိန်အခံ, အခံကမိထိန်, အိန်ဒီးအခံ.

Pūst'ūle, *n.* တက်ကမိန်အိန်ဒီးအခံ, တက်ကမိထိန်အိန်ဒီးအခံ.

Put, *v. t.* to place, lay, set, ဝဲ. —Put about,

to change the course of, as of a ship, ခူးတရံးအိဒ်ကဘိအခံ. —Put aside, to lay away, ဝဲတုဂ်. —Put away, to remove, ဝဲကွန်; to divorce a wife, ဝဲမာ. —Put by, to turn aside, ဝဲတဘန်တပွါထန်; to deposit, ဝဲဒိန်တက်. —Put down, to set down, ဝဲ, ဝဲလီ; to enter in writing, ကွဲးနိန်ကွဲးညါတက်; to make low, crush, suppress, ဆိန်လီတက်, ဆိန်တင်လီတက်; to confute, ကတီအိုတက်, ကတီအဘန်တက်; —Put forth, to propose, စံးဆိဝဲတက်; to put forth the hand, reach out, ယှာထိန်အစူး; to germinate, bud, sprout, ခဲထိန်, ချာန်နာထိန်, အဲဒီးထိန်; to exert, ထူးထိန်အဂီအထါ, ကျဲးစား. —Put in, to insert, ဝဲနှိုက်, ဒါနှိုက်; to put in fear, မာပွဲတက်; to put in mind, remind, ခူးသွန်နိန်; to put in order, ကတဲင်ကတီတက်လီတက်; to put in practice, မာတက်ဘျာအိန်ဝဲအခံ; to put in port, ဆွာနှိုက်တက်ဆူကဘိသနူးအလီ. —Put off, to lay aside, ဝဲလာဆာ့ဘာ; to postpone, defer, အိန်တထိန်တထိန်, ဝဲနံပဝဲထီ, ထီထိန်ထာကဂါကီ. —Put on, to place on, as a plaster, ကျဲးလီ; as clothes, သီးထိန်; to assume, pretend, ဝဲအသား; to deceive, pretend, လီနှိုက်တက်; to put on trial, မာဝဲဒီးတက်ကသံကွန်သံဒီးအိ. —Put out, as money placed at interest, ခူးလီလီစုန်သီးအဆုန်ကအါထိန်; to extinguish, as fire, မာသံကွန်, ဆူသံကွန်; to germinate, bud, ခဲထိန်, ချာန်နာထိန်, အဲဒီးထိန်; to reach out, as the hand, ယှာထီအစူး; to expel, eject, ထီထိန်ကွန်, ခူးဟးထိန်ကွန်; to disconcert, မာတထိန်ဘုန်တက်အသား; to put out the eyes, to blind, မာအိုန်အခဲ. —Put over, to defer, postpone, မာပိန်ထိန်နိထိန်တက်အသားအကတီဂီ; to place in authority, ဝဲထာပှာဂါအဖိမိန်; —Put to, to unite, add, ဝဲဒိန်တက်, ခူးစဲဘူးတက်; to put to bed, ဝဲထာလီမိမိန်; to put to death, မာသံတက်; to put to a door, ကးတင်တြါ; to put to it, perplex, မာကီအအိန်အဆိးအလီ; to put to sea, လဲဆူဒိန်လဲပှါ; to put to a stand, to stop, arrest, ခူးအိန်ကတီဂီ; to put to the sword, မာသံတက်လား; to put to torture, သံကွန်ဆုန်တက်, သံကွန်ကီသံ

do, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; s as z; x as gz; n as in linger.

is kept, တထိထာပုၤပၤကိၣ်ထာအကိးၤဝဲထာယုၣ်ခူး
ဆနီၣ်ကစၢ်; *Anat.* the cavity which receives

the head of the femur, တၢ်အိပူၤထာပုၤအကိၣ်
ခုၣ်ဃံအခိၣ်အိၣ်ဝဲ, ပုၤအကိၣ်ခုၣ်ဃံအခိၣ်အိၣ် အလီၢ်.

do, wolf; furl, rude, push; *e.i.o.* silent; *ç* as *s*; *çh* as *sh*; *ğ* as *j*; *ğ* as in *ğet*; *ş* as *z*; *ş* as *gz*; *n* as in *linger*.

QUAD



QUAK

- Quab, *n.* a squab, ကးကုန်ဖိ; something unfinished or immature, တာ်ကဝံးခိးတၢ်, ကဲထီၣ်တလီၤတၢ်ခိးတၢ်.
- Quäck, *v. i.* to cry like a duck, သိၣ်ခဲၣ်ထီၣ်ဒုၣ်ပှၤအသိး; to boast, especially of medical skill, ပၤကမၤတၢ်အကိၣ်, တၢ်အသ့တၢ်တၢ်ဘးဖိးအတၢ်တၢ်ဆါဆါတက့ၢ်. —, *n.* the cry of the domestic duck, ထီၣ်ဒုၣ်အပှၤတၢ်; a boastful pretender, ပှၤလီၤတၢ်တၢ်ဘးဖိးတၢ်ကူၣ်တၢ်ကူၣ်သ့ဖိးခံးပတြၢ်အိၤ; a pretender to medical skill, an empiric, ပှၤခံးထၢအမ့ၢ်ကသိၣ်သရၣ်သနၣ်ကတသ့ၣ်ညါကသိၣ်သရၣ်အတၢ်ကူၣ်တၢ်ဆးတၢ်. —, *a.* တၢ်ဘးဖိး quackery. See **EMPIRIC a.**
- Quäck'er-y, *n.* empiricism, တၢ်လီၤန့ၢ်တၢ်ဘးဖိးကသိၣ်သရၣ်အတၢ်ခိးတၢ်မၤအိၣ်ဖိးတၢ်ပၤဒိၣ်အသး.
- Quäd'ra-gēs'i-mä, *n. Lat.* Lent, တၢ်ဒုၣ်အိၣ်ဒုၣ်အိၣ်အသိးလွၢ်ဆံတၢ်ဗျးEasterတၢ်ခိးတၢ်. See **EASTER.**
- Quäd-rän'gle, *n. Geom.* တၢ်ဒိၣ်လွၢ်န့ၢ်, ဖိးလွၢ်ကဝၢ.
- Quäd-rän'gu-lar, *a.* ဒိၣ်ဖိးအန့ၢ်လွၢ်န့ၢ်.
- Quäd'rânt, *n.* a fourth part, တၢ်အခိး; the quarter of a circle, တၢ်ကဝိးလွၢ်ခိးတၢ်, အခိး; the instrument, ခံၣ်တြၢ်မ့ၢ်လၢတၢ်ထီၣ်မ့ၢ်ထီၣ်သါအထီၣ်ခိး.
- Quäd'rate, *a.* square, ဒိၣ်ဖိးလွၢ်န့ၢ်လွၢ်ကဝၢတၢ်သိးသိးနီၤသိးသိး, ခလ္လအၢ်. —, *n.* See **QUADRATE, a.**
- Quäd'râte, *v. i.* to suit, to agree, ပှၤသိးလိၣ်အသး, တၢ်လိၣ်အသး.
- Quäd-rät'ic, *a.* pertaining to or like a square, တၢ်ဘးဖိးခလ္လအၢ်, လီၤဝဲၣ်ဖိးခလ္လအၢ်. See **SQUARE.**
- Quäd'ra-türe, *n.* a quadrature, a square, ခလ္လအၢ်, တၢ်လွၢ်န့ၢ်လွၢ်ကဝၢတၢ်သိးသိးနီၤသိးသိး; the act of squaring, တၢ်ဒုၣ်ကဲထီၣ်တၢ်လွၢ်န့ၢ်.
- Quäd-rën'ni-al, *a.* happening every four year, ကဲထီၣ်ဝဲလွၢ်န့ၢ်တၢ်; lasting four years, လိၣ်ဝဲဒုၣ်တၢ်ပှၤထီၣ်လွၢ်န့ၢ်.
- Quäd'ri-lit'er-al, *a.* four-sided, ဒိၣ်ဖိးအကဝၢလွၢ်ကဝၢသတၢ်ဖိးအန့ၢ်လွၢ်န့ၢ်.

- Qua-drill'e, *n.* a game at cards, တၢ်လိၣ်ကွဲထၢပှၤအိၣ်ဝဲလွၢ်ဂၢၤ; a dance, တၢ်ဝဲကဲထီၣ်လွၢ်ဂၢၤကလုၣ်.
- Quäd-rill'ion (kwod-ril'yun), *n.* တကလွၢ်အသ့အသ့လွၢ်မံးတခါ. See **MILLION.**
- Quäd'roon, *n.* ပှၤလၢအတၢ်ဘးဖိးပှၤလၢအိၣ်ကၢဖိးဖိးကီၤဝါဝါခိး, မ့ၢ်ကးတြၢ်ဖိးန့ၢ်လီၤ.
- Quäd'ru-ped, *a.* (ကွးတြၢ်ပုၤ) four-footed, အခိၣ်ဒိၣ်လွၢ်ခိး. —, *n.* ဆၣ်ဖိးကိၢ်ဖိးလၢအခိၣ်ဖိးအခိၣ်လွၢ်ခိး.
- Quäd'ru-ple, *a.* fourfold, လွၢ်တၢ်, လွၢ်ခိး. —, *n.* a fourfold amount, တၢ်အခိးဒိၣ်လွၢ်ခိး. —, *v. t.* မၤဆါထီၣ်လွၢ်ခိး.
- Quad-rü'pli-cate, *v. t.* to quadruple. See **QUADRUPLE.**
- Quäff, *v. t.* to drink largely, အိတၢ်ဆါ; to swallow in large draughts, အိတၢ်ဆါထၢကွဲးစီ.
- Quäg, Quäg'mire, *n.* a bog, a morass, တၢ်ခိၣ်အပှၤထၢအကျၢၤန့ၢ်ပှၤကညီတဂၢၤ, မ့ၢ်ဟူးဝဲဝဲထၢအခိၣ်အဖိထၢ.
- Quäil, *n.* the bird, ထီၣ်ပဝံ. — *v. i.* to cower, shrink, အိၣ်ကိၣ်လီၤ, သ့ၣ်လီၤကွဲးသးလီၤကျါ.
- Quäint, *a.* elegant, nice, exact, (rare), ကစီဖိ, လီၤတၢ်လီၤဆဲး; affected, whimsical, ဒိၣ်ဖိးတၢ်ကတိၤတီၤလီၤန့ၢ်မးသနၣ်ကမ့ၢ်တၢ်န့ၢ်ထၢအလီၤ; antique, odd, ထၢပှၤကထီၤထၢပှၤ, လီၤဆါထၢပှၤကထီၤညါန့ၢ်.
- Quäint'ness, *n.* affected art, oddness. See **QUAINT.**
- Quäke', *v. i.* to tremble from cold or fear, shudder, ကနိးကစုၣ်; to shake, as soft, wet land, or from convulsions of any kind, ဟူးဝဲ. —, *n.* a trembling, a shudder, တၢ်ကနိးကစုၣ်, a tremulous agitation, a shake; as, an earth-quake, တၢ်ဟူးဝဲ, တၢ်ခိၣ်ခိၣ်ဟူးဝဲ.
- Quäk'er, *n.* (ကွကၢ်), one who quakes, ပှၤကနိးကစုၣ်တဂၢၤ; one of the Society of Friends,

ä, é, ï, ö, ü, y, long; ä, ë, ï, ö, ü, y, short; câre, fär, läst, fall, what; thére, veïl, tērm; pique; dône, fôr,

a Friend, ပုတည်စားမီးတင်ချလိင်အသားဘိယွတ်ကရုထာအလီဆီခပ်တက်ကလုင်.

Qual'i-fi-cation, n. that which makes fit or capable, တာ်အစိကမီးအိပ်လါအကမးတာ်အိမ်ခါနွဲဖဲအလီအိပ်; abatement, diminution, တာ်မးဆဲးလီၤစွာလီၤတဲး; limitation of meaning, modification, တာ်ဘိကုၤအခိပညီတဲး.

Qual'i-fied (kwö'li-fid), a. competent, လါအမးသ့, အစိအကမီးအိပ်; fit, adapted to, prepared for, တပ်လိင်လါတာ်အိမ်တၢ်န့ၤ, လါအအိပ်မီးတာ်ကထဲင်ကတီၤအသးလါတာ်တံၢ်ခါအခါ.

Qual'i-fy, v. t. to fit for, adapt, မးကြါးလါတာ်တံၢ်ခါအခါ; to abate, diminish, modify, မးဆဲးလီၤစွာလီၤ, မးဘိကုၤတာ်အခိပညီတဲး.

Qual'i-ta'tive, a. relating to quality, တပ်စားမီးကျိလတံၢ်.

Qual'i-ty, n. (ကျိလတံၢ်), characteristic, attribute, တာ်လါအတပ်စားမီးတာ်တံၢ်ခါလါအလီဆီမီးတာ်အဂုအဂါ, တာ်လါအအိပ်ခပ် အသးလါ အပူ; character, leading trait, virtue, အတကဲးပတ်အလုာ်အထာ်, သးနးဆဂျ; sort, kind, အကလုင်; superior rank, အလီအကျိမိပ်. —The quality, those of high rank, ပုလါအအိပ်မီးအလီအကျိမိပ်ပုာ်အသး, ပုအိပ်မီးအလီမိပ်.

Quäl'm (kwäm), n. a sudden attack of illness or distress of any kind, တာ်ဆူးတာ်ခါတာ်ကိတာ်ခဲလါအတပ်စူးပု; nausea, disposition to vomit, မိပ်ဘိးအသး, သးကလဲး; a scruple of conscience, မ့အတၢ် မးဂုၤမိ တဂုၤမိ သးဒုဒိဝဲ. See CONSCIENCE.

Quäl'm'ish, a. sick, nauseated, အိပ်မီးတာ်ခါလါကစုပု, မိပ်ဘိးအသး, သးကလဲး.

Quäl'm'ish-ness, n. nausea, သးကလဲး, တာ်မိပ်ဘိးအသး.

Quan'da-ry, n. perplexity, doubt, သးဒုဒိ, မ့အကစံးခဲလဲင်, မ့အကမးခဲလဲင်စံးတသ့တပ်.

Quan'ti-ty, n. (ကျိတတံၢ်) that which may be increased, decreased, or measured, တာ်တံၢ်ခါခါလါအတပ်တာ်မးခါ ထီင်အါမ့ဂုၤ, အတပ်တာ်မးစွာလီၤအါမ့ဂုၤထီင်အါမ့ဂုၤသ့ဝဲ; bulk, measure, amount, တာ်အိပ်ထဲအံၤထဲန့ၤ.

Quantum, n. Lat. See QUANTITY.

Quar'an-tine, n. လါတာ်ပျံတာ်ခါအစိကဘိယဲ န့ၤ

ဆူခါအကဘိသန့အလီအခွဲးတအိပ်တပ်, တာ်ကြိကဘိအကျဲလါတာ်ပျံတာ်ခါအစိ.

Quar'el, v. i. to dispute, wrangle, squabble, ဆူလိင်ဆီးက့. —, n. a contest, a dispute, တာ်ဆူလိင်ဆီးက့.

Quar'el-some, a. petulant, contentious, အိပ်မီးတာ်ဆူလိင်ဆီးက့, ညီန့ၤအန့တၢ်.

Quar'ry, n. a stone-pit, လါအပူ; game, ထိပ်ခါဆိခါ, ဆင်မိကိာ်မိလါပုလုၤဖိင်လုၤဒီးန့ၤအါ. —, v. t. to take or dig from a quarry, ချီန့ၤတာ်လါလါအပူ; to secure prey, လုၤဖိင်န့ၤတာ်.

Quart, n. (ကျိအး) နိပ်စိပ်တာ်, လွိုင်ကျိအးမ့တဂုၤလါ. See GALLON.

Quar'tan, a. occurring every fourth day, လါလွိုင်န့ၤထဲထီင်တဘျီ; pertaining to the fourth day, တပ်စားမီးလွိုင်န့ၤတဘျီ. —, n. an intermitting fever occurring every fourth day, တာ်လါကိာ်ထီင်လါလွိုင်န့ၤတဘျီ.

Quar'ter, n. the fourth part, လွိုင်ခိတခိ, ခု a cardinal point, one of the four quarters of the globe, ထီင်မိပ်လွိုင်ခိတခိ, ဖိပစံးဘာ်အသးပနီၤဒီးမူထံးဝးဝးလါလွိုင်ခိမီးတခိပကိးလါကလဲးမိး, တခိမ့ထီင်လွိုင်လါ; a particular region of a town or country, တာ်အလီ; merciful treatment shewn to an enemy, တာ်သးကညီအချင်အခါလါအဖိင်န့ၤဝဲ; a place of lodging or temporary residence, shelter, entertainment, အလီလါပုအိပ်ပုၤဆီးမိကိာ်မိ. —, v. t. to divide into four parts, နီၤဒီးတာ်လွိုင်ခိနီၤဒီးသး; to divide into compartments, နီၤဒီးအဆါ; to station in a temporary dwelling or shelter, ဟ့ၤအလီလါအကအိပ်ကဆီးမိကိာ်မိ. —, v. i. to lodge, to have a temporary shelter, အိပ်ဝဲဆီးဝဲမိကိာ်.

Quar'ter-diy, n. သါထါတဘျီတာ်သ့ၣ်န့ၤဒီးသိတန့ၤဒီးဟ့ၤတာ်အဘူးအထဲ.

Quar'ter-ly, a. consisting of a fourth part, တပ်စားမီးတာ်အိပ်လွိုင်ခိတခိ; recurring once in three months, ကဲထီင်သာထါတဘျီ, ဖိပစံးဘာ်အသး, တနီၣ်လွိုင်ဘျီ.

Quar'ter-mas'ter, n. Mil. ဘိပ်လါအစိညီညီသုးမိကအိပ်ကဆီးအလီ, အတာ်အိပ်တာ်အိမ်မီးတာ်အဂုၤအဂါဝဲ

dg, wolf; furl, rade, push; e.i.o. silent; ç as s; çh as sh; ĝ as ĵ; ġ as in ġet; ſ as z; x as gz; y as in linge. .

အလီၤအိၣ်ဝဲ; *Naut.* အိၣ်ခဲးခါၣ်, (officer), တၢၢ်တၢၢ်
 အကွၢ်ကတိၤအသးန့ၣ်, အမ့ၣ်အူၤဒၢ, မိးတၢ်ခိၣ်တဖၣ်.
Quar'to, n. စးခိၣ်ကၢ်ခဲးကဲးထီၣ်ဝဲလွၢ်ကတၢ်. —, *a.*
 having the form of a quarto, အိၣ်ဒိးအကွၢ်
 အဝါၣ်ခိၣ်ကၢ်ခဲးအသိး.
Quartz, n. a silicious stone, rock-crystal,
 လၢၢ်တကလၣ်.
Quash, v. t. to crush, ကျံၤလီၤလီၤတၢ်တုၤအသ
 ဘွဲးဝဲ; to subdue, extinguish, မၤန့ၣ်တၢ်, လီၤ
 တံၢ်လီၤတၢ်; *Law.* to cancel, annul, over-
 throw, ထူးကွၢ်, ကြၢ်ကွၢ်တၢ်.
Qua-tēr'ni-on, n. လွၢ်ခိၣ်တကရၢ, လွၢ်ဂၢတကရၢ; as,
 four quaternions of soldiers, သးဒိတသံစု
 ဂၢ. See မၤတၢ်. ၁၂: ၄.
Qua'ver, v. i. to tremble, ကနိးကစၣ်; to shake
 the voice in speaking or singing, ကလုာ်
 သိၣ်ကနိး, ကိၣ်ယုာ်သိၣ်ကနိး. —, *n. Mus.* တ
 နိးအ နဲ. See *QUAVER, v. i.*
Quay (kē), n. a wharf, a mole, ကတိၤသန့တိၤ, တိၤထၢ
 အထဲၤလီၤအသးအူထံကျိၣ်သိးကတိၤမ့ၣ်ဂ့ၤ, ချဲမ့ၣ်ဂ့ၤ, က
 ဝဲဘူးထီၣ်ဒိးပုၤမိၣ်ထီၣ်မိၣ်လီၤအတၢ်ဖိတၢ်ထံၤ အဂီၢ်.
 See *KEY.*
Quēan (kween), n. a wench, a slut, မိၣ်ရၣ်ထၢ
 အထၣ်အာဘၣ်သီ.
Quēa'sy, a. qualmish, ကစုၤခါ, သးကထဲၤ; squeam-
 ish, delicate, fastidious, သးထၣ်အာတၢ်ညီ.
Queen, n. a female monarch, နီၣ်ပၤရၣ်; the wife
 of a king, a queen-consort, မိၤပၤအမၤ.
 —, *v. i.* ဒုးကဲထီၣ်နီၣ်ပၤရၣ်ထၢတၢ်လိၣ်ကွဲတက
 လၣ်.
Queen'-cōn'sort, n. မိၤပၤအမၤ.
Queen'-dow'a-ḡer, n. နီၣ်ပၤရၣ်ရၣ်ကဲ.
Queen'ly, a. လီၤဂၢၢ်နီၣ်ပၤရၣ်, ကြၢၤဒိးနီၣ်ပၤရၣ်.
Queer, a. droll, comical, ထၢအမၤန့ၣ်ထၣ်ဖၣ်ထဲပုၤ;
 odd, singular, လီၤဆီဝဲ.
Queer'ly, adv. oddly, လီၤဆီ.
Queer'ness, n. oddity, singularity. See *QUEER, a.*
Quell, v. t. to subdue, crush, လီၤတံၢ်လီၤတၢ်, မၤ
 န့ၣ်မၤဆၣ်တၢ်; to quiet, allay, ဒုးအိၣ်ဘျီၣ်, ဒုး
 စုးဒုးမိး.
Quelque-chose (kēl'k'shōz), n. Fr. a trifle, တၢ်အ
 ဘျၢးတဖၣ်ဘၣ်. See *KICKSHAW.*
Quēnch, v. t. to extinguish, put out, မၤလီၤပံၣ်

ကွၢ်; to quiet, still, မၤအိၣ်ဘျီၣ်တၢ်; to put
 an end to, destroy; as, to quench thirst,
 မၤဘျီၣ်ကျၢ, မၤတၢ်မၤသးသ့ထံ; to check, abate,
 ဒုးလီၤစၢ်တၢ်အမိအကမိၤ, တၢ်အဂီၢ်အသလီၣ်.
Quēnch'less, a. unquenchable, irrepressible,
 ထၢပမၤလီၤပံၣ်တသ့ဘၣ်, တၢ်သ့သးထၢထံန့ၣ်မၤတၢ်
 မၤတသ့လၢၤဘၣ်.
Quē'rist, n. an inquirer, ပုၤတၢ်ထၢအသံကွၢ်သံဒိး
 တၢ်အဂ့ၢ်အကျိၤ.
Quērk, n. See *QUIRK.*
Quērl, v. t. to twirl, coil, ဣတကံ, ထံၣ်ပကံ, ကျိၤလီၣ်.
Quērn, n. a hand-mill, ဆၢၣ်ဂံၣ်စု.
Quē'r'u-loūs, a. complaining, discontented,
 murmuring, ညီၣ်န့ၣ်ကစုးကစုၣ်အစ့ၢ် အစ့ၣ်တၢ်ထၢ
 အသးတဝဲဘၣ်အထီ.
Quē'r'u-loūs-ness, n. See *QUERULOUS.*
Quē'ry, v. i. to question, inquire, သံကွၢ်သံဒိး.
 —, *n.* a question, an inquiry, တၢ်သံကွၢ်.
Quēst, n. search, တၢ်စုးန့ၣ်တၢ်. —, *v. t.* to
 search for, seek, စုးန့ၣ်တၢ်.
Quē's'tion, v. t. to inquire, သံကွၢ်သံဒိးတၢ်; to in-
 terrogate, သမံသမိးတၢ်; to be in uncer-
 tainty about, query, သးဒုဒိ. —, *n.* the
 act of inquiring or interrogating, တၢ်သံ
 ကွၢ်သံဒိး, တၢ်သမံသမိး; that which is
 asked, inquiry, တၢ်သံကွၢ်; discussion,
 debate, တၢ်သံကွၢ်သံဒိးလိၣ်အသးခိၣ်ခိၣ်န့ၣ်, တၢ်
 ကျဲထီၣ်ဒးလီၤထၢတၢ်သံကွၢ်သံဒိးလိၣ်အသး; ju-
 dicial examination, တၢ်သမံသမိးဝဲခိၣ်ခိၣ်
 န့ၣ်; examination by torture, တၢ်သံကွၢ်ကိၢ်
 သံကွၢ်ဂီၤတၢ်, တၢ်သမံသမိးမၤစၢၤတၢ်.
Quē's'tion-a-ble, a. doubtful, uncertain, debat-
 able, မ့ၣ်ခါ, တမ့ၣ်ထၣ်ခါ, သးဒုဒိအလီၤအိၣ်, သံကွၢ်
 သံဒိးအလီၤအိၣ်.
Quē's'tion-er, n. an inquirer, an interrogator.
 See *QUESTION, v. t.*
Quē's'tor, n. Rom. Antiq. အိၣ်ခဲးခါ (officer) ထၢ
 အလီၤဘၣ်အိၣ်ထၢအကကွၢ်တၢ်စုးဒုးဒိးထံဒိးကိၢ်ဒိး
 သ့အသိး, ပုၤပၤတၢ်ခိၣ်အစုးပၣ်ဒိၣ်.
Quib, n. a sarcasm, a gibe, တၢ်ကတိၤတရီၤတပီ,
 တၢ်ကတိၤရၣ်ခွဲၣ်, တၢ်ကတိၤထၢအတ အိၣ်ဒိးတၢ်ထူး
 တၢ်လီၣ်ဘၣ်. See *QUIP.*
Quib'ble, v. i. to evade, cavil, ကတိၤဂုၤဒိ, ကတိၤ

ē, ē, i, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

ထာဘာ်စာ; to pun, ကတိတော်ခိခိပဋိကအိန် ခိခိ. —, *n.* an evasion, a cavil, a pre- tense, တာ်ကတိကပတော်,တာ်ကတိထာဘာ်စာ, တာ်ကတိတလီတော်.

Quick (kwik), *a.* living, animate, အိန်သမူ; swift, hasty, prompt, ချ; brisk in mind, ငှိ, ချ. —, *n.* living persons or animals, တာ် သမူ. ပှမူ; Who shall judge the quick and the dead, ကစံင်ညိန်ပှသိဒိးပှမူတဖန်. See ၂တံ. ၄: ၁; the living, sensitive flesh, တာ်ညှင်အိန်ဒိးစွန်စွရှာ် (sensation) ဆါ. —, *adv.* quickly, speedily, soon, ပှပှ, ချချ.

Quick'en, *v. i.* to become alive, အိန်သမူထိန်, သ မူထိန်ဝဲ. —, *v. t.* to make alive, vivify, မသမူထိန်ကတော်; to hasten, accelerate, မ ချတော်; to stimulate, incite, သဆင်ထိန်အခိ, ထိန်ဝဲအသး.

Quicklime, *n.* carbonate of lime, ထူင်သံကစဲင်, ထူင်ထာပှကတိုဝဲဒိးတဘန်အခါ(air)ဒိးတန်.

Quick'ly, *adv.* ပှပှချချ.

Quick'ness, *n.* speed, celerity, တာ်အခိအချ, တာ် ချ, တာ်အပှအချ; sagacity, shrewdness, တာ် သူင်ဒးသးဒး, ဆိန်ကမိန်တာ်ချ, နှိပဟ်တာ်ညိ.

Quick'sand, *n.* သိန်မိန်လှာအတကျာတန်, နှိမိန်.

Quick'set, *n.* သှင်ဒိလှာပှညိနှိသူင်ဝဲတရံးကရတက ထုင်.

Quick'sight'ed, *a.* seeing quickly, ထာအခဲင်ရံး ဝှ, ထာအထံင်တာ်ချ; understanding quickly, နှိပဟ်တာ်ချ.

Quick'sil-ver, *n.* mercury, ပထါ.

Quick'-wit'ted, *a.* အိန်ဒိးတာ်ကူင်တာ်ဆးချ, ထာအကူင် တာ်ဘန်ဒးတာ်သူချဒး.

Quid, *n.* a cud, တာ်ဆင်ထာအကလိင်ထိန်ဝဲ, တာ်ကမာ အိန်. See CUD.

Quid'dle, *v. i.* to trifle, dawdle, မထာ်တာ်အ ဆာအကတိာ်ထာ်မထာ်အ ဘျးတအိန်တန်, မ တာ်ကလူလူကလူလူ.

Quid'nūnc, *n. Lat.* ပှတဂထာအပှသံကွာ်သံဒိးတာ်က စိန်ထာအသိကိးမံဒဲး.

Qui-ès'ençe, Qui-ès'çen-çy, *n.* rest, repose, quiet, တာ်တဝဲတန်, သးတဝဲတန်, တာ်အိန်ဂါ.

Qui-ès'çent, *a.* still, quiet, အိန်ဂါသပာ်, အိန်တ မျ, အိန်ဆိ; composed, undisturbed, အိန်ဂါ

ဝဲ, သးတဝဲတန်; silent, not sounded, ထာအ တသိန်တန်. —, *n.* a silent letter, လိင်ခဲင် ဖျာ်လှာအတသိန်တန်.

Qui'et, *a.* still, calm, အိန်ဂါ, တမာသိန်မာသဲတာ်တန်, အိန်ဘိန်ကထင်; undisturbed, unruffled, တဝဲ တန်; not turbulent, mild, peaceful, တမာတိတ်တာ်တန်. —, *n.* rest, repose, တာ်တဟူးတဝဲတန်, တာ်အိန်ဂါ; peace, tran- quility, သူင်မံသးမံ, သူင်မုင်သးမုင်. —, *v. t.* to still, မဂါတာ်; to appease, calm; as, the mind, မပှမာဒိးတာ်, ဒူးပှဒူးဒိး, မမုင်အသး.

Qui'et-ism, *n.* tranquility, apathy, inaction, indisturbance, သးမံ, သးတုလီ, တာ်အိန်ဘျး.

Qui'et-ist, *n.* ပှထာအသးတုလီဝဲထာအတာ်ရှိုတာ်နှင်အ ဆိ, သးမံဝဲ. See QUIETISM.

Qui'et-ness, Qui'e-tude, *n.* quiet, tranquility. See QUIET. *n.*

Qui-è'tus, *n.* rest, death, တာ်သံတာ်မံ, တာ်အိန်ဘျး; that which silences claims, ဒူးအိန်ဘိန်က ထင်, ကတိတော်အလီတအိန်လှာတန်.

Quill, *n.* a large feather of a fowl's wing, ထိန် ဒိး; the quill of a weaver's shuttle, လှိုင်ထွံတ ဘိ. —, *v. t.* ချုံးတာ်ခိအကလီဂင်ထိန်ဒိးအသိး.

Quilt, *n.* a coverlet, လိင်ခဲင်မာဝဲထာတာ်ကံးညှင်ချုံး ဝဲခဲကထာဒိးဘဲမုင်ဂှ, တာ်ကပုင်လှာအဂမုင်ဂှအဘျး တကထာထာအထာ်စာ. —, *v. t.* ဆးဘဲဘျးထာ တာ်ခဲကထာအထာ်စာ.

Quill'-driv'er, *n.* a clerk, a writer, ပှကွဲးတာ်ဆါ တဂါ.

Quill'ing, *n.* တာ်မာဗံမာထာတာ်အသရူထာ တာ်တန် တာ်ချုံးအသးခိအကလီဂင်ထိန်အခိး.

Qui'nine, *n.* (ကွံနံင်) ကသိန်ခင်ဘန်တာ်မာကဲထိန်ဝဲထာ သှင်တကလှင်ထာပံလီကိးဝဲထာတမန်, ဒိးပှအိန်ဂ ထိန်ဒိကိးဝဲထာ စံင်ဆိနာ (cinchona) အခဲ. See PERUVIAN-BARK.

Quin-quān'gu-lar, *a.* five-cornered, five-ang- led, အိန်ဒိးအနာ်ထာ်နာ်, တန်ပာဒိးတာ်ဒိဂါထာအ နာ်အိန်ထာ်နာ်.

Quin-quēn'ni-al, *a.* happening every fifth year, ညိနှိကဲထိန်ဝဲထာ်နံင်တဘျိ; lasting five years, အိန်ဝဲထာ်နံင်.

Quin'que-syl'la-ble, *n.* a word of five syllables, တာ်ကတိတဘိထာအဆာအိန်ထာ်ဆာ.

q, w, l; f, u, r, l, r, u, d, e, p, u, s, h; e, i, o, s, i, l, e, n, t; ç, a, s, s; ç, h, a, s, s, h; ç, a, s, j; ç, a, s, i, n, ç, e, t; ç, a, s, z; ç, a, s, g, z; n, a, s, i, n, l, i, n, g, e, r.

Quin'sy, *n.* တာ်ကိတ်ယှ်ဆိတကလုင်, တာ်ဆိတကလုင်
 ဝါအကဲထီၣ်ဝဲပုယှ်လီၤတၢ်.
 Quint'al, *n.* (ကွံၣ်တၢ်) a kentle, တာ်လီၤတယၢ်ဝဲအ
 ဝိၣ်တကယၢ်ဝိၣ်.
 Quint'an, *a.* (ကွံၣ်တၢ်) ယဲၣ်န့ၣ်အတီၢ်ပုၤကဲထီၣ်ဝဲတၢ်
 တၢ်ညၣ်ဝိၣ်အသိး. —, *n.* See QUINTAN, *a.*
 Quin-tés'sence, *n.* pure essence, တာ်အစိ, တာ်ထံ
 လၢအတၢ်တၢ်ဖိၣ်အိၣ်တၢ်အိၣ်လီၤထံၣ်ထဲအစိ.
 Quin-till'ion, *n.* တာ်ဂံၢ်ပုၤအိၣ်ဝဲထံၣ်ဖိၣ်ဝဲ, ဝ အိၣ်ဖိး
 အဝးသၢသံၣ်ဖျၢၣ်ခဲဘူးဆုၣ်.
 Quin'tu-ple, *a.* five-fold, အိၣ်ဝဲယဲၣ်စး, တာ်လၢပဂံၢ်အါ
 ထီၣ်ထၢယဲၣ်.
 Quip, *n.* a taunt a jibe, a jeer, တာ်ကတိၤဒျၢ်ခွံၣ်
 တၢ်, တာ်ကတိၤန့ၣ်တၢ်. —, *v. i.* to scoff,
 jeer, ကတိၤတမိတပါ, ကတိၤဒျၢ်ခွံၣ်တၢ်.
 Quire, *n.* twenty four sheets of paper, စးမိခံ
 သံၣ်တၢ်တၢ်ခွံၣ်အသးတၢ်တၢ်ကိးဘုၣ်ဖိး; a chorus,
 a choir. See CHORUS.
 Quirk (kwirk), *n.* a quibble, a shift, an evasion,
 တာ်ကတိၤကလွံၣ်ကလွံၣ်, တာ်ကတိၤကတုၤကတိၤ.
 Quirk'ish, *a.* အိၣ်ဖိးတာ်ကတိၤဒုၤဒုၤ, တာ်ကတိၤကလွံၣ်က
 လွံၣ်.
 Quit, *v. t.* to leave finally, တးထီၣ်ကွံၣ်သပုၤကတၢ်;
 to abandon, relinquish, ဆိတုၢ်, ဟ်လီၤထံၣ်ကွံၣ်;
 to discharge, requite, release, ဟ်ကွံၣ်;
 to free from difficulty, မၤပုၤဖျဲး, ပုၤဖျဲးဖိးတာ်က
 တၢ်ခဲ.
 Quit'claim, *n.* လံၣ်ခွံၣ်လၢပတုၣ်ပစုၤလီၤခိၣ်ခိၣ်, တာ်ဖိတၢ်
 ထံၣ်ဆူပုၤလၢအစုပုၤ.
 Quite, *adv.* entirely, wholly, totally, ဝဲထၢၣ်ဝဲဆု,
 ကိးမံၤကိးစု; very, considerably, တဖိၣ်တဆံး,
 တဆါတစ့ၤ.
 Quit'rënt, *n.* တာ်ဟ့ၣ်တၢ်အခိၣ်အသ့သတးဖိးဆုတၢ်
 အဂၢၤတန့ၣ်ထၢၤတၢ်.
 Quit'tance, *n.* discharge from a debt or obli-
 gation, ထံၣ်ဟ့ၣ်ခွံၣ်ကမၢ်ဝဲ, တာ်ဟ့ၣ်ပုၤဖျဲး; rec-
 ompense, repayment, ဟ့ၣ်ကုၤအပုၤ, ဟ့ၣ်
 သာတၢ်.

Quiv'er, *n.* a sheath for arrows, ထၢၤဒိၤ, ဟ့ၣ်ဒိၤ.
 —, *v. i.* to quake, tremble, shudder,
 ကနိးကစုၣ်.
 Quix-ot'ic, *a.* like Don Quixote, မၤအသးဒ်
 Don Quixote အသး; romantic or visiona-
 ry to extravagance, မၤလီၤဆိဝဲဒ်ပုၤအသးတး
 ဝါတဖဲးအသး.
 Quiz, *v. t.* to ridicule, make sport of, ဒျၢ်ခွံၣ်,
 ကတိၤန့ၣ်တၢ်; to peer at rudely or suspi-
 ciously, ကွံၣ်ပုၤထံထံဆးဆးပုၤ တဖိၣ်ဖိးတာ်
 ဟ့ၣ်တၢ်.
 Quoit (kwoit), *n.* တာ်အကတိၤမ့ၢ်ဝုၤ, ထၢၢ်ကတၢ်
 မ့ၢ်ဝုၤ, မိကဲသၣ်မ့ၢ်ဝုၤ, ထၢၤပုၤကွံၣ်ထၢၢ်လီၤကွဲ
 တကလုၣ်အ
 ပုၤ. —, *v. i.* ကွံၣ်ထၢၢ်ကတၢ်, ကွံၣ်မိကဲသၣ်ထၢၢ်
 တာ်လီၤကွဲတကလုၣ်.
 Quon'dam, *a. Lat.* former, အိၣ်ဝဲထၢၤပုၤ, အလီၢ်ထံၣ်.
 Quo'rur, *n. Lat.* ပုၤတဖၣ်အိၣ်ဝဲအါမဲအကခံၣ်ညီၣ်ပုၤ
 ဘၣ်တၢ်တမံၤမံၤကကြးအသး, ပုၤခံၣ်ညီၣ်တၢ်
 အထၢၤ
 အပုၤ.
 Quo'ta, *n.* a share, a proper proportion, တာ်
 ဟ့ၣ်လီၤတာ်တဝါဒိးတဝါမဲအကြးအတၢ်.
 Quo-ta'tion, *n.* a passage quoted, a citation,
 တာ်ဆူထၢထီၣ်န့ၣ်တာ်ကတိၤ, အတၢ်ပနီၣ်မၤအသး
 ဒ်, "—" See QUOTE.
 Quote, *v. t.* to use the words of another, cite,
 ခံးတာ်တမံၤထၢၤပုၤလၢအတၢ်ကတိၤ; to name the
 current prices of commodities, ဒုးဖျါထီၣ်
 တာ်ဖိတၢ်ထံၣ်, တာ်ပနီၣ်တာ်ကၤအကလုၣ်ကလုၣ်
 အပုၤ
 အကလီၤ.
 Quoth, *v. i.* said, ခံး; quoth I. ယခံး; quoth he,
 ခံးဝဲ, အဝဲခံး.
 Quo-tid'i-an, *a.* daily, ထၢၤအမၤအသးကိးန့ၣ်ဒဲး,
 ထၢၤ
 အထဲထီၣ်သ့ကိးန့ၣ်ဒဲး; as, a quotidian fever,
 တာ်လီၤကိၢ်ထီၣ်ကိးန့ၣ်ဒဲး.
 Quo'tient (kwó'shent), *n. Arith.* the number or
 answer obtained by dividing one num-
 ber by another, တာ်ခံးဆၢဘၣ်ဆးဖိးတာ်ဂံၢ်
 တာ်
 ဂွၢ်, ဝဲခံးတာ်အသး, တဆံးပဲခဲနီၤဖးထၢၤ
 လွံၣ်ဖိး
 အတၢ်
 ခံးဆၢန့ၣ်ဝဲသၢ, သၢန့ၣ်ပကိးထၢၤ
 quotient.

á, è, ì, ò, ù, ý, long; ä, ë, ï, ö, ü, ÿ, short; càre, fār, làst, fáll, whàt; thère, veíl, tèrm; píque; dóne, fòr,

R

RAC

- Räb'bet, *r. t.* to prepare the edges of two boards, so as to unite them, သွန်လီၤဘိသွန်ဘိသထ ခူၤလၢအကစးဆုၣ်အဆၢအစီၣ်; to unite the edges of, စးဆုၣ်တၢ်အကနူၤ. —, *n.* See RABBIT, *v. t.*
- Räb'bi, *n.* (ရးဘိ) master, lord, ပှၤယူၤဒုၤဒိသဆုၣ် ဝးဒိၣ်. See မး. ၂၃: ၈.
- Rab-bin'ic, Rab-bin'ic-al, *a.* တၢ်ဘးဒီးရးဘိတဖၣ်.
- Räb'bit, *n.* ပဲခဲ, ပဲခဲကဘိ.
- Räb'ble, *n.* a mob, a disorderly crowd, ပှၤ ဝီၣ်တၢ်ဖိတကရၢ; the lowest class of people, ပှၤလီၤရၢၢ်, ပှၤတၢ်ဝီၣ်တၢ်သိၣ်, အလၢကဒိ တဖၣ်.
- Räb'id, *a.* raging, furious, လၢအဝဲၤဖျါဝဲၤဆွး; mad, ဖျါ, တၢ်ဘးဒီးထွံၣ်အိတက့ၢ်.
- Rä'cä, *a.* *Heb.* empty, foolish, ကလိကလိ, တၢ်ဝီၣ်တၢ် သိၣ်တၢ်. See မး. ၅: ၂၂.
- Räçe, *n.* a particular breed, အကလုၣ်, နိပစံးတၢ် အသိးကသ့ၣ်တကလုၣ်, သိတကလုၣ်; lineage, line, အစၢၤအသ့ၣ်, all mankind are called the race of Adam, ပှၤကညိခဲလၢၣ်မ့ၢ်ဖိၤအးဒုၣ်အစၢၤ အသ့ၣ်; swift progress, a running, တၢ်ဆုၣ်ဆူ; a contest of speed, တၢ်ဆုၣ်ပြၢ; a boat-race, တၢ်ဝါပြၢဆူ; a mill-race, ထံကျိၤလၢအဒူးထဲၤတ ရံၤခဲးအဖံတၢ်. —, *v. i.* to run swiftly, ဆုၣ်ဆူ; to contend in running, ဆုၣ်ပြၢ, ဆုၣ်ပြီၣ်.
- Räçe'-gin'ger, *n.* ginger-root, သဆူအတၢ်လၢပှၤ တၢ်ဝဲၣ်ဆူဒီးဒီးတၢ်.
- Räçe'-ground, *n.* a race-course, တၢ်ဆုၣ်ပြၢအလီၢ် အက့ၢ်.
- Räçe'-hórse, *n.* ကသ့ၣ်လၢပှၤလၢတၢ်ဆုၣ်ပြၢအစီၣ်; a species of duck, ထီၣ်ဒုၣ်တကလုၣ်.
- Räç'e-mä'tion, *a.* a cluster, a bunch, တၢ်အခူၣ်အ ခဲၤခဲးဝဲးသ့ၣ်မၤသးအသိး.
- Ra-çème', (ခူခံၣ်) *Bot. n.* a flower or fruit cluster, ဒိအဝဲၤ, တၢ်သ့ၣ်အဝဲၤ, နိပစံးသ့ၣ်အဝဲၤအသိး.

RAC

- Räç'e-mif'er-oüs, Ra-cü'moüs, *a.* bearing clusters, အိၣ်ဒီးခူခံၣ်တဖၣ်.
- Rä'çer, *n.* one who races, ပှၤလၢအဆုၣ်တၢ်တဂၤ; one who contends in a race, ပှၤဆုၣ်ပြၢတၢ် တဂၤ, ကသ့ၣ်ဆုၣ်ပြၢတၢ်တဂၤ.
- Rä'çi-ness, *n.* freshness, distinctiveness. See RACY.
- Räck, *n.* an engine of torture, တၢ်သိးဆုၣ်, ခဲးတ ကလုၣ်လၢပှၤတၢ်တၢ်သံကွၢ်သံဒီးဒီးမ့ၢ်တဝဲတၢ် ဝဲ, ပှၤထူးအစူအခိၣ်တုၤအလီၤပထုၤကွံၣ်; a frame on which to deposit articles; as, a hat-rack, a bottle-rack, &c; တၢ်အဝဲၤလၢ ပှၤပၣ်တၢ်တခဲၤလၢအလီၤအိၣ်လီၤပလီၤဒီးအဂၢၤတ ဖၣ်အစီၣ်; a wooden grating in which hay is placed for cattle, တၢ်ထုၤဆုၣ်တၢ်အလီၤလၢသ့ၣ် ဘိလၢပှၤပၣ်နီၣ်ဒီးမံၤဖိၤလၢကသ့ၣ်ကအိၣ်တၢ်အစီၣ်; broken, flying clouds, တၢ်အခါၣ်ထီၣ်, တၢ်က သ့ၣ်ကသံး; the neck and spine of veal or mutton, သိအကိၣ်ဒီးအခူၤဆံ; a kind of liquor. See ARRACK. —, *v. t.* to torture on a rack, သံကွၢ်သံဒီးဆုၣ်တၢ်လၢခဲးတကလုၣ် အလီၤ; to torture, torment, မၤဆါဒူးဒူးက ထဲၣ်, မၤအၢမၤဒူးတၢ်; to harass by exactions, တၢ်ဆုၣ်တၢ်ကိၣ်ခဲး; to draw off from the lees, လူကွံၣ်တၢ်ထံအဆုၣ်သိးအခဲးကအိၣ်တုၢ်.
- Räck'et, *n.* a clattering noise, clamor, din, တၢ်ကလုၣ်လၢအသိၣ်စူၢ်စူၢ်ဒီးတုၤပနုၢ်ပၢၢ်တၢ်တသ့ တၢ်, နိပိသၣ်လိၣ်ကွဲအသိး, နိထီၣ်ဖိၤလိၣ်ဖိၤ မၤသိၣ်အ သိး; an instrument, for catching or striking a tennis ball, နီၣ်တီၢ်လၢပှၤဒိ တၢ် ဖျါၣ်သလၢၣ်အစီၣ်.
- Rä'cy, *a.* indicating its origin, fresh, rich, fla- vorous, တၢ်ဘးဒီးတၢ်လၢပမ့ၢ်လှၢ်ကွၢ်ဒီးဒီးဒူးန့ၣ် အမိၢ်ပှၢ်, နိပစံးထံလီၤဝဲၣ်ခဲးသ့ၣ်အသိး, ထၢတၢ်ကတိၤ အဒိပစံး a racy writer, a racy speaker, နိ ပစံးတၢ်အသိး, ပှၤကွဲးတၢ်မ့ၢ်ဂ့ၢ်, ကတိၤတၢ်မ့ၢ်ဂ့ၢ် နိ အ ကမၤဖျါထီၣ်အသးဒုၣ်ဒီးထီၣ်ဝဲၤပှၤဂၤအသး.

dg, wɔlf; fûrl, rɪde, push; e.í.ó. silent; ç as s; çh as sh; ç̄ as ʃ; ĝ as in ĝet; s̄ as z; x̄ as gz; ñ as in linger.

Rā'di-an-ge, Rā'di-an-ge, *n.* brilliancy, brightness, splendor. See RADIANT.

Rā'di-ant, *a.* emitting a vivid light or splendor, သာအတုတ်ထိုက်တိတ်; bright, dazzling, ကပြိုင်ကပြိုင်.

Rā'di-ate, *v. i.* to issue in direct lines from a body, as heat or light, လဲတက်တကျိတကျိ၍ပျံ့နှံ့စူးစူး ချိ အ ဆေးလီ တိ အ သိး. —, *v. t.* to emit rays, မလဲတက်တထိုက်တိတ်.

Rā'di-ate, *a.* formed of rays diverging from a center, as certain classes of animals plants &c; လာအမိတ်ပျံ့နှံ့စူးစူးတတ်တတ်သီးစီး အ လှေ့ပြိုင်ထိုက်ထိုက်တတ်တတ်သီးစီး အ လှေ့ပြိုင်ထိုက်ထိုက်တတ်တတ်သီးစီး အ ရှေ့, ခိုစိမ်းတတ်တတ်သီးစီးအသိး.

Rā'di-ā'tion, *n.* See RADIATE.

Rā'di-ā'tor, *n.* that which radiates light or heat, တက်တဝဲလက်လက်ထာတက်ကဒီထိုက်, ထာတက် ကိတ်တထိုက်ထာထာလီ.

Rād'i-cal, *a.* pertaining to the root or origin, တပ်စားစီးတက်အခိုင်ထံး, တက်အမိတ်ပျံ့; fundamental, extreme, အရှေ့မိတ်ပျံ့, အခိုင်အချိ; primitive, underived, လာအထဲထိုက်ထာတက်အဂု အဂု တပ်. —, *n.* a primitive word, a radix, a root, တက်ကတိတ်ထံး; an advocate of extreme reform, ပုဂံပျံ့ပျံ့ပျံ့ပျံ့အားတက်စိမ်းအကမာ လက်ကွဲကထဲတက်တဂုတပ်တပ်.

Rād'i-cal-ism, *n.* တက်ကွဲစားဘိကွဲတက်လာအတဂုတပ်, တပ်စားစီးတက်စံင်ညှိထံးစီးကိတ်စီးတူဇော်ထံင် ဘူး ထာ အကမာလားဂီကထဲတက်စိမ်းအထိုင်အသိး.

Rād'i-cal-ness, *n.* See RADICAL.

Rād'i-cāte, *v. t.* to plant firmly, root, သူင်လီ တက်တက်ကျိကျိ.

Rād'i-cate, *a.* radicated, အိုင်စီးအထံးလာအဂါအ ကျိ.

Rād'i-cā'tion, *n.* See RADICATE.

Rād'i-cel, *a.* a rootlet, တက်အထံးမိအထံးဆံးဝဲ.

Rād'i-cle, *n.* Bot. တက်အခွံအမိးခါဝဲအထံးကထဲထိုင်တမိ.

Rād'ish, *n.* သဘင်ကီလဲ, သဘင်ကတိ.

Rā'di-ūs, *n.* (ရှေ့အောင်), a ray, as of light, တက်က ဒီအလှေ့တဘိ; *Geom.* the semidiameter of a circle, တက်ကဒီအခိုင်တူင်တဝဲ; *Anat.* the large outer bone between the elbow and the wrist, ရှေ့ပျံ့အချိတဘိ.

Rā'dix, *n.* a radical, a root, အခိုင်သွင်, အခိုင်ထံး; a primitive word, တက်ကတိတ်တဘိထာ တက်က တိတ်အဂါကထိုင်ဝဲ.

Rāff, *n.* the rabble, the mob, ပုဂံပျံ့ပျံ့ပျံ့ပျံ့အား သွင်တပ်, ပုဂံပျံ့ပျံ့ပျံ့ပျံ့အားတပ်, ပညိဉ်နီကိး ထာ riffraff.

Rāffle, *n.* a game of chance, ပုဂံပျံ့ပျံ့ပျံ့ပျံ့အား မိတ်နီတပ်အသီးထာတက်တံးဖိပင်လီအပွေတဂု တ နီတဂုတနီဖိလိကွဲဝဲ, ဖိတဂုထာအတက်ပနီတပ် ဝဲနီတက်နီလီ, လီဂင် တက် လိကွဲထာပ လီ ကိး ဝဲ ထိုင်*. See LOTTERY.

Rāffle, *v. i.* See RAFFLE, *n.*

Rāft, *n.* a float, ဖြိုင်, ထိ. —, *v. t.* to move a raft from one place to another, ထိုင်လီ ထိုင်ဖြိုင်, ဆွာလီထိ, ဆွာလီဖြိုင်; to carry on or in a raft, မိတ်လီ, ဆွာလီတက်ထာထိအလီ.

Rāft'er, *n.* a roof-timber, an upper one of bamboo, သဒ္ဓိ, တဒ္ဓိ; an upper one of wood, လန့်*; an under one whether of bamboo or wood, သဒ္ဓိ, တဒ္ဓိ.

Rāg, *n.* a bit of cloth, a tatter, a thread, တက် ကဲညှိတားဂီ, ကီကဲ.

Rāg'a-mūff'in, *n.* a mean fellow, ပုဂံပျံ့ပျံ့ပျံ့ပျံ့အား အလဲကဒီတထိုင်နီတဲး.

Rāge, *v. i.* to be very angry, သးဒိုင်နုးနုးကထံင်; to use violent gestures expressive of anger, မလဲအသးတပျံင်တဖြိုင်; to be violent or severe; as, a raging fever, တက်လီကိတ်နုးနုး ကထံင်; to be violent and tumultuous, က ထိုင်ထိုင်. See ဝဲ. ၂: ၁. —, *n.* extreme anger, wrath, violent passion, တက်သးဒိုင် နုးနုးကထံင်, တက်သးကိတ်ဝဲနုးနုး.

Rāg'ged, *a.* rent or worn into tatters, လာအက ဖုထိုင်, ထိုင်ဖြိုင်, ထိုင်ဆဲး; dressed in rags, ထိုင် ခြိုင်ပပပ, ထာအကတက်ထိးတက်ထိုင်ပပဖြိုင်; uneven, rough, as a rock, ခေခေဆဲး.

Rāg'ged-ness, *n.* တက်ခွိုင်ပပ. See RAGGED.

Rāg'man, *n.* ပုဂံပျံ့ပျံ့ပျံ့ပျံ့အားတက်ကဲညှိတက်ကတက်ထိး တားဂီထာပုဂံပျံ့ပျံ့ပျံ့ပျံ့အားဂီ.

Ra-gout' (ragoo'), *n.* Fr. a stew, a hash, ကသူ တကလှိုင်. See HASH.

Raid, *n.* ပုဂံပျံ့ပျံ့ပျံ့ပျံ့အားတက်ကဒီအလှေ့တဘိ ဆိုင်ပျံ့ပျံ့နီတက်.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ǒ, ŭ, ŷ, short; cāre, fār, lāst, fall, whaṭ; thère, veīl, tērm; pīque; dōne, fōr,

Rām'bling, *n.* See RAMBLE, *v. i.*
 Rām'i-fi-cation, *n.* See RAMIFY.
 Rām'i-fy, *v. t.* to divide into branches, နှီးဖေးလီ၊ တာ်ဆူဆွေ်သွင်ဆွေ်သး; to divide a subject into parts, နှီးဖေးဆွေ်ခံ်ခံ်နွါ။——, *v. i.* to shoot into branches, ဆင်တာ်နှီးဖေးလီဆူဆွေ်; to be divided or subdivided, as a main subject, တာ်ဂွါ်ဆမိ်ပှ်တင်တာ်နှီးဖေးဒါ်လါဆဂွါ်ဆံးတကွါ်တဖ်.
 Rām'mer, *n.* one who rams or thrusts down or in, ပှ်ဆဲးဖိုးတာ်တဂါ; an instrument used for ramming or forcing down, a ramrod, နှိပ်ခိပ်, နှိပ်ဆဲးဖိုးတာ်.
 Ra-möse', R.'mouš, *a. Bot.* branchy, ဆိပ်ဒီးဆွေ်ဆကြါ်, ဆွေ်ဆကြါ်ခါ.
 Rämp, *v. i.* to climb, creep up, as a plant, ခွါထီပ်; to spring, leap, frolic, ခံပ်တချိပ်တာ်, တာ်ခံပ်ကိပ်တာ်, လိပ်ကွေ်ဆူပ်. See ROMP.
 Rämp'äge, *n.* တာ်ဂါပျါ်ဂါဆွေ်, တာ်ဂါပျါ်, တာ်မါဆသး ခ်ပှ်ပျါ်ဆသးလါဆလဲတာ်ကွါ်တာ်ခါမးလါတာ်ဆချးတဆိပ်.
 Rämp'ant, *a.* frisky, ramping, overleaping, လါဆခံပ်တချိပ်တာ်, လါဆဂါဆူပ်; rank, exuberant, ဆိပ်ခါခါကလဲပ်; *Her.* standing upright on the hind legs; —said of an animal, ဆါထါဂ်ပှ်တါ်ခါလှ်ကခံပ်ဆူပ်တာ်ဆသး.
 Rämp'ant-ly, *adv.* မါဝဲခံ်ရံပံဆသး. See RAMPANT.
 Räm'pärt, *n.* fence, guard, defence, တာ်ခိပ်ခူ, ထိပ်ခါတင်ခါ. See BULWARK.
 Räm'rod, *n.* ကျိဆနှိပ်ဆဲးဖိုး.
 Ränch, Ränch'o, *n.* ခံပ်ခါပှ်ခါလါပှ်ဆူပ်ဆိပ်ဆူပ်ဆိ ဆပ်ခါကိ်ခါခါခါခါခါဆိပ်ခါဆိပ်ခါဆိပ်ခါ ထါပှ်ကွါ်ထါ ကဆိပ်ဆခါ.
 Rän'cid, *a.* sour, musty, rank, နှာဆူပ်, နှာဟိပ်, နှာ သဆူပ်, နှာဆံပ်ခါ.
 Rän-cid'i-ty, Rän'cid-ness, *n.* rankness, mustiness. See RANCID.
 Rän'cor (rän'k'ur), *n.* hatred, ill-will, malignity, တာ်ထီဆူပ်ထီခါနးမး, တာ်သးဟွေ်သးကါနးကတာ်.
 Rän'cor-ous, *a.* malignant, malicious, virulent, ဆသးပှ်ခါခါတာ်ဆူပ်တာ်ခါ, လါဆသွင်ထီပ်သး ဟွေ်နးနးကလဲပ်, လါဆကမါအါပှ်နးမး.

Rän'dóm, *a.* left to chance, done at hazard, ကဲထီပ်လါပတချးကွါ်ထီပ်ခါလါခါလါဆဂွါ်ဆူပ်, နှါစါ။——, *n.* chance, hazard, တာ်ကဲထီပ်ခါ လဲပ်ခါလဲပ်တမျါ်ဆူပ်, တာ်ကဲထီပ်လါတာ်ထီပ်ပင်စါ ဆူပ်; —at random, *adv.* နှါစါမါတာ်, တထပ် မါတာ်.
 Ränge, *v. i.* to rove at large, roam, လဲ၊ ဝှ၊ စါ တာ်ခါခါခါခါခါတာ်တကြါ်ဆကွေ်ဆူပ်; to be in a line with, ဆိပ်တဂွါ်ဆိ; to be placed in order, ranked, ဆိပ်လါဆလီ်ခါဝဲ။——, *v. t.* to set in a row, ပင်တဂွါ်ဆိ; to dispose in classes, ပင်လါတာ်ခါခါခါခါဆဘင်ခါခါခါဆကလင်ခါ ဝဲဆသး; to arrange, ကျါ်တာ်, ကထပ်ကတါ်တာ်; to pass parallel to or near; as, to range the coast, လဲ၊ ထြင်တာ်။——, *n.* a row, or line, ဆဂွါ်; a class, an order, ဆကလင်, ဆစု; a wandering or roving, တာ်လဲ၊ ဝှ၊ စါ; a place or room for excursion, လဲ၊ တာ်ဆ လီ်ခါခါ; a cooking apparatus, တာ်ကထပ် ကတါ်ဝဲတကလင်လါခါဆိပ်ခါဆိပ်ခါ.
 Ränk, *a.* exuberant, vigorous, thirfty, လါဆ ဝဲထီပ်ခါ, ကဲထီပ်ဆခါဆိပ်ဆထီ; rich and fertile, ဟိပ်ခိပ်ဂှါ, ဟိပ်ခိပ်ညှပ်ထူပ်; strong-scented, rancid, as, fish, flesh, oil, &c. နှာဆူပ်, နှာဟိပ်, နှာ ဆူပ်; strong to the taste, တာ်လှ်ကွါ်ထီပ်ကွါ် ဆူပ်; excessive, violent, gross, နးကဲပ်ဆိ, မိပ် ကဲပ်ဆိ, မိပ်မး; as, rank faults, တာ်ကမင်ခိပ်မး။——, *v. i.* to be ranged or classed, ဆိပ်ကထပ် ကတါ်ဆသးလါဆလီ်ခါဆကွေ်။——, *v. t.* to place in order, to class, ပင်တခါခါခါတခါလါဆလီ်ခါ ဝဲ; to assign a certain place among others, ပင်ပှ်လါဆကလင်ခါဝဲ, လါဆပှ်ပှ်ဝဲခါ ဆကြါ် ဆ ဘင်ဆသး။——, *n.* a line of men placed abreast, ပှ်ဆါထါဂ်ခါခါဆဂွါ်ခါသးခါတဖ်ဆသး; a row, a tier, တဂွါ်; grade, degree, ဆလီ်; as, the rank of general, သးခါဆံပ်ခါခါဆိပ်ဆ လီ်.
 Rän'kle, *v. i.* to be inflamed, fester, as a wound or sore, ခူခါတာ်ဆပှ်လီ်လါဆခံပ်ကဲ ထီပ်ဆသး; as an evil passion, သးကွါ်သးထွ ခါထိပ်ခါနးဝဲ.
 Ränk'ling, *a.* See RANKLE.

ä, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, låst, fall, wħat; thère, veīl, tērm; pīque; dōne, fūr,

Ränk'ness, *n.* luxuriance, excess, တၢ်ခဲထီၣ်ခါ
ခါ, တၢ်အိၣ်ခါလဲၣ်ဆိး. See RANK, *a.*
Rän'sack, *v. t.* to search thoroughly, ဆုတၢ်သ
တုၤဆးစး; to pillage, completely plunder,
ravage, ဂုၣ်န့ၣ်တၢ်ကိးမံၤဖဲး, ခဲတၢ်ခဲထီၣ်.
Rän'söm, *v. t.* မၤပုၤဖျဲးတၢ်ပုၤအဆိ. —, *n.* re-
lease from bondage or captivity, တၢ်မၤ
ပုၤဖျဲး, တၢ်ပုၤထီၣ်က့ၤ; a price paid for release,
တၢ်မၤပုၤဖျဲးအပုၤ. *Law.* a sum paid for the
pardon of some great offense, redemp-
tion, တၢ်ပုၤထီၣ်က့ၤ, တၢ်မၤပုၤဖျဲးတၢ်အပုၤ.
Ränt, *v. i.* to bluster, declaim noisily and
unreasonably, ကထိတၢ်ခါတၢ်အကလုၢ်ဒိၣ်, မ့
မ့ၢ်တၢ်ခါဒိၣ်တၢ်အဂီၢ်လီၤတၢ်တၢ်. —, *n.*
noisy declamation. See RANT, *v. i.*
Ränt'ing, *a.* တၢ်ခါဒိၣ်ဒါဒါဒါဒါဒါ. See RANT, *v. i.*
Ränt'er, *n.* a boisterous talker or preacher,
ပုၤတၢ်အကထိတၢ်ခါ, တၢ်အကလုၢ်ဒိၣ်သ နှံ နှံ တ
မၤဖျါထီၣ်အဂီၢ်လီၤတၢ်တၢ်; a religious sect,
ပုၤကဏ္ဍၢ်အလုၢ်အလၢ်တၢ်ဆးဒီးတၢ်ဘျီတၢ်တၢ်လီၤ
ထီၣ်ခါတၢ်ပိၣ်ခါလီၤအလုၢ်အလၢ်အသိးဒီးလီၤ ဆိဝဲ
တၢ်ပုၤဂၤစ့ၢ်ကိး.
Räp, *v. i.* to knock, as on the door, ဒိတ ကျိၣ်.
—, *v. t.* to strike, as with a quick blow,
ဒိ, ဒိၣ်; to transport the mind, as from
fear or admiration, မၤသးကတုၤ. —, *n.*
a knock, a blow, တၢ်ဒိတကျိၣ်, တၢ်ဒိတၢ်ဒိၣ်.
Ra-pä'ciöus, *a.* ravenous, voracious, greedy,
ဗြီၣ်န့ၣ်ဂုၣ်န့ၣ်တၢ်.
Ra-pä'ciöus-ness, Ra-pä'ci-ty, *n.* greediness,
ravenousness, တၢ်တၢ်အသးဂုၣ်န့ၣ်တၢ်, တၢ်ဗြီ
န့ၣ်ဂုၣ်န့ၣ်တၢ်.
Räpe, *n.* ravishment, တၢ်မိးဆူၣ်; a turnip, သထံၣ်
ထံးတကလုၣ်.
Räp'id, *a.* swift, quick, fast, ချ့, ချ့မး.
Ra-pid'i-ty, Räp'id-ness, *n.* swiftness, speed,
တၢ်အပုၤအချ့, တၢ်ချ့.
Räp'ids, *n. pl.* ထံးလီၤဆူမိ.
Rä'pi-er, *n.* နးမိတၢ်ဆဲးတၢ်ခါ.
Räp'ine (räp'in), *v. t.* to plunder, spoil, ဂုၣ်ဆူၣ်.
—, *n.* violence, spoliation, plunder,
တၢ်ဂုၣ်န့ၣ်ဆူၣ်.
Räpt'üre, *n.* bliss, ecstasy, delight, တၢ်သ့ၣ် ခု

သးဂုၣ်န့ၣ်န့ၣ်ကလဲၣ်. —, *v. t.* to ravish, trans-
port, enrapture, မၤစုၣ်ပုၤအသးနးမး, မၤစုၣ်ပုၤ
အသး, ခုးဂုၣ်သ့ၣ်သးနးနးကလဲၣ်.
Räpt'ür-öüs, *a.* ecstatic, transporting, ravish-
ing, တၢ်အသးသ့ၣ်သးဂုၣ်ဒိၣ်ဒိၣ်ကလဲၣ်.
Râre, *a.* infrequent, unusual, uncommon, တစု
တခိၣ်, တဘျီတက့ၣ်, ပထံၣ်တခါတၢ်; unusually
excellent, ဂုၤလီၤဆိ; thin, not dense, ဘုမိး
ဗွံ; of loose texture, အညှိၣ်ထီဝဲ; partially
cooked, underdone, မံမံတမံမံ, မံကလိၣ်ကလု, မံသံသိ, ကတၢ်စ့ၢ်.
Râ'ree-shōw, *n.* တၢ်ဂီၤလိၣ်ကွဲၣ်တၢ်ပုၤလဲၣ်မိၣ်ဒုးန့ၣ်ပုၤတ
ပုၤဒီးတပုၤ.
Rär'e-fäc'tion, *n.* See RAREFY.
Rär'e-fä'ble, *a.* တၢ်ပုၤဒုးကဲထီၣ်ဒိၣ်တက့ၢ်, လိတက့ၢ်သ့.
Rär'e-fy, *v. t.* ဒုးကဲထီၣ်ဘုမိးထီ, မၤကမိထီၣ်, မၤကမိထီၣ်.
—, *v. i.* ကမိထီၣ်, ကဲထီၣ်ဘုမိးထီ.
Râre'ly, *adv.* seldom, not often, တစုတခိၣ်, တဘျီ
တက့ၣ်, ပထံၣ်ဒိးတခါတၢ်.
Râre'ness, Râr'i-ty, *n.* thinness, tenuity, တၢ်ထီ
ဝဲ; infrequency, scarcity, တၢ်လၢအတခါ
တၢ်, ပတညီၣ်န့ၣ်ထံၣ်ဒိးတၢ်, တၢ်တခါတၢ်သတးဒီး
ပုၤပၣ်ကဲဒိး.
Räs'cal, *n.* a scoundrel, a rogue, a mean fel-
low, ပုၤလီၤန့ၣ်တၢ်, ပုၤတဂီၢ်တသိၣ်တၢ်.
Ras-cäl'i-ty, *n.* trickishness, dishonesty, တၢ်က
ထီကလိတၢ်, တၢ်အိၣ်ကတဲးကဘျီတၢ်.
Räs'cal-ly, *a.* dishonest, vile, trickish, တၢ်အတ
ဂီၢ်တသိၣ်, တၢ်အညီၣ်န့ၣ်လီၤန့ၣ်တၢ်.
Räsh, *a.* hasty, precipitate, headstrong, heed-
less, တၢ်အမၤချ့ထံၣ်ကဲၣ်ဆိး, တၢ်တၢ်ဆိကမိၣ်တ
အိၣ်တၢ်. —, *n.* an eruption or efflores-
cence of the skin, တၢ်ပြုထီၣ်, တၢ်ဒိၣ်သ့.
Räsh'er, *n.* a thin slice of bacon, ထီးညှိၣ်ပုၤတကတဲး.
Räsh'ness, *n.* fool-hardiness, precipitancy,
hastiness. See FOOL-HARDY.
Räsp, *n.* a coarse file, ထးကြဲ, ထးဂုၣ်. —, *v. t.*
to rub or file with a rasp, ကြဲကွဲၣ်ထးထးကြဲ;
to offend by coarse language or treat-
ment, မၤဆါပုၤဂၤအသးတၢ်ကထိတၢ်တ ခုၣ် တၢ်,
မ့တမ့ၢ်တၢ်တၢ်အမၤဒိးတဂုၤတၢ်တမံမံ.
Räs'üre (razh'ür), *n.* obliteration, effacement,
တၢ်ထူးသံကွဲၣ်, တၢ်မၤသံကွဲၣ်တၢ်. See ERASURE.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ð as s; ð as in ðet; s as z; x as gz; n as in linger.

ဆဆပ်ခွဲလှိုအသီး; eager for gratification, ထာထလှိုအသီးစပ်ဝဲနးမး.
Rāv'en-ōus-ness, *n.* voracity, eagerness. See **RAVENOUS**.
Rāv'er, *n.* ဂှကတိကေကတိကတိုဂ်, ဂှကတိတဂ် ဆှင် ထာထသးထီဂ်အဆိဂ်ဂှတိုဂ်အသီး.
Ra-vine', *n.* a gorge, တဂ်ကျိ, ကရဲ, တဂ်တြိ.
Rāv'ish, *v. t.* to seize and carry off by violence, ဂှင်နဂ်မီးစိဂ်ကွံ; to commit a rape upon, မီးဆှင်; to transport the mind, သးခုနးနးကထဲင် တှာထတြိကှာထသးတသ့ထင်; to bear away with joy, မိဂ်နဂ်; as, Thou hast ravished my heart, နမိဂ်နဂ်ထသး. See တဂ်. ၄.၉:
Rāv'ish-ment, *n.* abduction, တဂ်မီးဆှင် ဂှဂှတဂ်ဆှင်ထီထဂ်; rapture, ecstasy, တဂ်သှင်ခုသးခုနးနးကထဲင်, တဂ်သှင်ဖှိသးညီထာထာဂှာဂှာ.
Raw, *a.* not cooked, ကဘူ, သံကစံ; not covered with skin, galled, ထာထခံးထီထလှို; unpracticed, unskilled, တဆိဂ်မီးတဂ်သ့တဂ်ထင်ထင်, တမးညီနဂ်ထသးထင်; cold and damp, chilly, မိဂ်, ခှင်, မိဂ်မိဂ်ခှင်ခှင်; unwrought, in the natural state, ထာထတထင်တဂ်မးထထီဂ်အီထင်.
Raw'ness, *n.* See **Raw**.
Rāy, *n.* ကဝိးထဂ်, ထဂ်ထဝိး, တဂ်ကဝိးထလှိုတဘိ; a radius, the semidiameter of a circle, တဂ်ကဝိးထမိဂ်တှင်တှင်; intellectual light, apprehension, တဂ်နဂ်ပဂ်, တဂ်သှင်ညါတဂ်.
Riy'less, *a.* unilluminated, ခံးဝဲ.
Rāze, *v. t.* to overthrow, destroy, demolish, မးထီထဂ်ကွံခဲထာထခဲဆှ, ထးကွံထာထမိဂ်ထံး; to erase, obliterate. See **ERASE**.
Ra-zee', *v. t.* to cut down or reduce; as, a ship, ကှင်ထီ, မးစှင်ထီ, မးထံင်ထီ; to prune or abridge, မးထံးထီ, မးစှာထီ, မးကွံတဂ်နီ.
Rā'zor, *n.* မိလှိုမိဂ်, မိလှိုခှင်ဆှင်.
Rē, *pref.* in composition, meaning again or to do again, a repetition; as, to re-write, ထွဲကမီး; to return, ကှာထဒါကှာ; to re-read, ဝးကမီး.
Rēach, *v. t.* to extend or stretch from a distance, သထဲင်ထီထသး; to extend to, so as to touch, to come to, တှာ, တှာထီ, ပဂ်ထီ; to give with the hand, တှင်ထီ; to gain,

obtain, မးနဂ်တဂ်. —, *v. i.* to stretch out the hand, ထှင်ထီထဆှ; to make efforts at attainment, ထွဲစားမးနဂ်တဂ်; to make efforts to vomit, မိဂ်ထွဲ, ထွဲ. See **RETCH**.
 —, *n.* a space that can be reached, ထထီထာပတှာသ့, ခံးသ့; as, The book is within my reach, ထံင်နဂ်ထထံးထီထ; extent, stretch, တဂ်ထထီထထီ; an overreaching, an artifice, a fetch, တဂ်ကှင်ထင်ထးမီးထီနဂ်တဂ်.
Re-act', *v. t.* to do over again, မးကမီး. —, *v. i.* to resist by an opposite force, မးထာကှာတဂ်.
Re-act'ion, *n.* reverse action, တဂ်မးထာကှာတဂ်.
Rēad (reed), *v. t.* to peruse, ဝးထံင်. —, *v. i.* to practise reading, ဝး; to learn by reading, မးထီထာတဂ်ဝးထထီ; to appear in reading, ထီဂ်ထှိဝဲထာထံင်ပှာ.
Rēad (rēd), *a.* learned, သ့ထံင်; as, he is well read in history, ထထခှင်ထထံင်ခှင်မိထထီထထီ.
Rēad'a-ble, *a.* worth reading, တဂ်ထာပထြားဝး; legible, တဂ်ထာပဝးသ့, ဝးစှင်.
Rēad'er, *n.* one who reads, ဂှဝးထံင်တဂ်; a school book for learning to read, ထံင်ဝး.
Rēad'i-ly, *adv.* quickly, ရှာရှာ; promptly, easily, ညီကစှင်.
Rēad'i-ness, *n.* preparedness, တဂ်ထီဂ်ကထဲင်ကတိထသးထံ; promptness, facility, တဂ်မးညီကစှင်, တဂ်မးစှာစှာရှာရှာ. See **FACILITY**.
Rēad'ing, *a.* addicted to reading, ဝးညီနဂ်ထံင်. —, *n.* perusal, တဂ်ဝးထံင်; scholarship, တဂ်သ့ထံင်.
Rē'ad-journ', *v. t.* ထာထကမးတဂ်ထခံးမံးသးနံ့သ့ထီကမီး.
Rē'ad-jūst', *v. t.* ပဂ်ကှာထမီးထထီထထီ, ကထဲင်ကတိထထီ.
Rē'ad-mis'sion, **Rē'ad-mit'tance**, *n.* တဂ်ထးနဂ်ကှာထထီထထီ.
Rē'ad-mit', *v. t.* ထှင်ထထွဲထာထကှင်ကှာထထီထထီ.
Rēad'y, *a.* quick, prompt, တှာစှာထထာထထီထထင်မးထဲထဲ; quick-witted, expert, ထီဂ်မီးထထီထထီထထီ; not delayed; as, ready payment, ထှင်ထထွဲထထီထထီ; prepared, ထီဂ်ထထဲင်ကတိထထီ

do, wolf; fūrl, ryde, pūsh; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

ဆသးဝံလိ, အိပ်ကတိအသး; willing, free, ဆသးအိပ်, မာဝရ်; facile, ငြိ. —To make ready, ကဝဲင်ကတိပင်တံ; to be ready, အိပ်ကဝဲင်ကတိပင်တံ.

Re'al, *a.* actually existing, နှိုနှို; true, genuine, ဆမ့အတိ; *Law.* permanent; as, real estate, ဘဉ်ဃးဒီးတံလၢအစိင်တန့ၢ်ဘဉ်ဒ်တံဒ်ဒီးဟိပ်ဒ်အသး.

Re-ál'gar, *n.* red orpiment, ကးဒီးခိပ်* ဟိဆုင်အသးဝဲလိဒီးသီး, ဝါဝဲဝဲဒီး.

Re-ál'i-ty, *n.* actual existence, fact, တံနှိုနှို; truth, တံမ့တံတိ.

Re'al-iz'a-ble, *a.* တံလၢပုၤrealize ဆ့. See REALIZE *v. t.*

Re'al-ize, *v. t.* to bring into actual being, to accomplish, မာလဲထီၣ်တံသ့ၣ်ကတံ; to obtain actual possession of, န့ၢ်တံပာဘဉ်; to impress on the mind as a reality, ပင်လဲအိၣ်ဆမ့တံသ့ၣ်တံအသး.

Re'al-ly, *adv.* လၢအမ့ၣ်ဆန့ၢ်; actually, in truth, သ့ၣ်ကတံ.

Realm (rělm), *n.* a kingdom, ဘီရ်; a region, a province, တံဒီးကိၣ်ဒီး.

Ream, *n.* twenty quires of paper, စးမိတကကြိၣ်လၢအကဘျးအိပ် ၄၀၀ ကဘျး. See QUIRE.

Re-än'i-mäte, *v. t.* to restore to life, မာသမ့ထီၣ်ကုၤ; to inspire with new spirit, reinvigorate, ခုးဆုၣ်ထီၣ်ကုၤလၢအသးအဝံၣ်အတိလိစါဝဲ.

Re-än'i-mät'ion, *n.* revival, reinvigoration. See REANIMATE.

Reap, *v. t.* to cut with a sickle, ကူး; to obtain the fruit of labor, မာန့ၢ်ဒီးန့ၢ်အတံခံးတံမာအဘျး.

Reap'ing-hook, *n.* a sickle, ထါဝဲင်, ထါမဲင်.

Re'-ap-pēar', *v. t.* ဖျါဝဲကဒီးတဘျီ.

Re'-ap-pēar'ance, *n.* a second appearance. See REAPPEAR.

Re'-ap-ply', *v.* to put on again, ခုးဘဉ်ကဒီး; to use again, သ့ကဒီး; to ask for the second time, ဗုတံကဒီး.

Rear, *n.* the hindmost part, လၢတံခံကတံ, တံအထီၣ်ခံ. —, *v. t.* to cause to rise,

lift, (rare) ခုးဝဲလၢထီၣ်; to bring up to maturity, လုၢ်အိပ်လုၢ်အိတံတုၤအိပ်တုၤ; to educate, သိပ်လိန့ၢ်လိတံတုၤအဆ့; to exalt, elevate, ခုးထီထီၣ်. —, *v. i.* to rise up on the hind legs, as a horse, ဝှိၤဆၢထီၣ်.

Rear'-äd'mi-ral, *n.* ဘိဉ်လၢအပၢကဘီလၢ vice-admiral အဖိထင်ဒီးလၢအပၢကဘီအိပ်လၢအထီၣ်ခံတဝါ. See VICE-ADMIRAL.

Rear'-guard, *n.* သုးမိထၢခံကတံတပုၤ.

Rear'-ward, *n.* တံလၢခံကတံ.

Re'-as-cend', *v. i.* ထီၣ်ကဒီးတဘျီ, လဲထီၣ်ကဒီးတဘျီ.

Re'-as-cen'sion, Re'-as-cēnt', *n.* တံလဲထီၣ်ကဒီးတဘျီ.

Rea'son (rě'zn), *n.* (ရံၣ်စၢၣ်) the rational faculty, the intellect, တံကုၣ်တံဆးလၢပုၤဒီးတံမ့ၣ်ဒီးတံတမ့ၣ်ဘဉ်အဆၢ, တံကုၣ်ဘဉ်ဒီးသ့, တံန့ၢ်ပာၢ်; a cause, တံအဝဲၣ်လၢအခုးအိပ်ထီၣ်တံ, တံအဝဲၣ်လၢအခုးလဲထီၣ်တံ, တံအခိၣ်ထံး; a ground of action, တံအဝဲၣ်လၢအခုးထီၣ်ဟူးထီၣ်ဝဲလၢပုၤ; a reasonable claim, justice, တံအတိအလိ, တံအကြၢးအဘဉ်. —, *v. i.* to exercise the faculty of reason, ဆိကမိၣ်လၢတံအဝဲၣ်လိတံ; to infer, deduce, တံအဝဲၣ်လၢအဝဲၣ်လိတံသ့ၣ်ညါန့ၢ်ပကွၢ်ဆိကမိၣ်ဒီးကွၢ်သကြိၣ်လၢတံအဝဲၣ်လၢပတသ့ၣ်ညါဘဉ်ဒီးန့ၢ်ပာၢ်သ့ၣ်ညါပဝဲ. —, *v. t.* to persuade, debate, discuss, တဲဖျါထီၣ်တံအဝဲၣ်လိအိၣ်န့ၢ်, သဆၣ်ထီၣ်ပုၤအခံ.

Rea'son-a'ble, *a.* having a sufficient cause, အိပ်ဒီးအဝဲၣ်, အိပ်ဆူလိဒီးမိလိအသးလၢတံအဝဲၣ်; suitable, not excessive, ကြၢးဝဲဘဉ်ဝဲ; tolerable, တံဒ်ဒီး.

Rea'son-a-ble-ness, *n.* that which reason justifies, တံလၢအဝဲၣ်အိပ်, တံအိပ်ဒီးအဝဲၣ်အကြၢးအဘဉ်; moderation, တံဒ်အကြၢးအဘဉ်, တခါလဲၣ်ဆိး, တစ့ၤလဲၣ်ဆိးဘဉ်.

Rea'son-ing, *n.* See REASON, *v. i.*

Rea'son-a'bly, *adv.* မာအသးရံၣ်စၢၣ် (reason) အသး.

Re'-as-sē'm'ble, *v. t.* to convoke again, ခုးအိပ်ဒိၣ်ကဒီး. —, *v. i.* အိပ်ဒိၣ်ကဒီး.

Re'-as-sērt', *v. t.* to affirm again, တဲတံကဒီး, စံးလၢအမ့ၣ်ထီၣ်တံ; to defend or maintain again, ကတိကျၢတံကဒီး. See ASSERT.

Re'-as-sūme', *v. t.* တံးန့ၢ်ကဒီး. See ASSUME.

ä, ê, î, ô, ü, ÿ, long; ä, ë, î, ö, ü, ÿ, short; câre, fâr, lâst, fëll, whät; thêre, veïl, têrm; pîque; dône, fôr,

ထားခြင်းနှင့်တော်တော်; *Law.* a person appointed to take charge of the estate and effects of a company insolvent, and to settle its affairs, ဖွဲ့စည်းတပ်ဖွဲ့ထားသော လိပ်ထားကန်ခံညှိပေးတပ်ဖွဲ့ရေးအဖွဲ့အစည်းတစ်ခုအား ဖွဲ့စည်းပေးခြင်း (company) တကရား; a vessel for receiving the product of distillation, သမားရိုးနှင့်သီး; the vessel of an air pump, သမားရိုးခံအင်္ဂါ.

Re'gen-cy, *n.* newness, freshness, တစ်ဆင့်, တစ်ဆင့်ထက်ပို၍.

Re-çen'sion, *n.* a revision, a review, တစ်ကြိမ်ကြိမ်ကုန်ခြင်း.

Re'çent, *a.* new, modern, late, သီ, ထိုအခါထက်ပို၍. See MODERN.

Re'çent-ness, *n.* recency, newness, တစ်ဆင့်, တစ်ဆင့်ထက်ပို၍.

Re-çep'ta-cle, *n.* a receiver, a reservoir, ဆက်လက်ထားခြင်းနှင့်တော်တော်, ပင်ပိုင်တော်တော်.

Re-çep'tion, *n.* admission, receiving, တစ်ခြင်းနှင့်, တစ်ခွဲတစ်ခွဲအခွဲ; a receiving of guests, a levee, တစ်တူတစ်တူပေးပို့သောအခါတစ်ခု.

Re-çep'tive, *a.* receiving or containing, ထားခြင်းနှင့်တော်တော်.

Rēç'ep-tiv'ity, *n.* တစ်ထားခြင်းနှင့်တော်တော်.

Re-çess', *n.* a withdrawing or retiring, တစ်ကွာကွာခြင်း; a place of retirement or private abode, တစ်အထွေထွေအခန်း; an intermission, တစ်ခဏတစ်ခဏအခါတစ်ခု, တစ်ကွာ; a niche in a room, an alcove. See ALCOVE.

Re-çēs'sion, *n.* restoration, တစ်ထွန်ပေးတစ်ကမ်း. See REÇEDE.

Rēç'i-pē, *n.* See RECEIPT *n.* last def.

Re-çip'i-ent, *n.* a receiver, ဖွဲ့စည်းတပ်ဖွဲ့ထားသော လိပ်ထားခြင်းနှင့်တော်တော်.

Re-çip'ro-cal, *a.* alternate, mutual, ထိပ်, သက်သက်သက်, ကမ်းကမ်း. —, *n.* that which is reciprocal to another thing, တစ်ထားဆောင်တစ်ထဲထိပ်သက်သက်ကမ်းကမ်း.

Re-çip'ro-câte, *v. t.* to requite, interchange, မေးခြင်း, မေးကပ်, မေးဆာတူတော်.

Re-çip'ro-ca'tion, *n.* a return, alternation, exchange, တစ်မေးခြင်းမေးကပ်, တစ်မေးဆာတူတော်.

Rēç'i-prōç'i-ty, *n.* reciprocation, exchange, mutuality. See RECIPROCAL, *a.*

Re-çis'ion (re-sizh'un), *n.* a cutting off, တစ်ခွဲတစ်ခွဲ.

Re-çit'al, *n.* the act of repeating from memory, တစ်ပွင့်ထိပ်; a narration, a relation, တစ်စာလိပ်တော်အဖွဲ့.

Rēck'less, *a.* careless, heedless, negligent, တစ်အိမ်ခြင်းတစ်ပင်လိပ်အသေးတော်.

Rēck'less-ly, *adv.* စစ်စစ်စစ်စစ်, ထိုတစ်ပင်လိပ်အသေးတော်.

Rēck'less-ness, *n.* heedlessness, negligence. See RECKLESS, *a.*

Rēck'on, *v. t.* to enumerate, compute, estimate, ဝိတင်ခြင်းတော်; to esteem, regard, ဝိတင်, ဝိတင်အိမ်; as, He was reckoned among the transgressors, တစ်ဝိတင်အိမ်ထိုတစ်ပင်လိပ်အဖွဲ့အစည်း. See ငှေ့. ၂၂၃၃. —, *v. i.* to make up or settle accounts, ကွက်ကွက်အခမ်းအခွဲ. —Reckon on or upon, to depend on, သန့်အသေးထားအိမ်. —Reckon with, to call to an account, ကွက်ကွက်အခမ်းအခွဲ. See ၁၅၂၅၃.

Rēck'on-ing, *n.* the act of counting or of computing, calculation, computation, တစ်ဝိတင်ခြင်း; an account or register of charges, စစ်စစ်; a settlement of accounts, တစ်ကွက်ကွက်အခမ်းအခွဲတစ်ကွက်ကွက်အခွဲ; estimation, esteem, regard, တစ်ပင်လိပ်, တစ်ဝိတင်; a judicial investigation, တစ်သင်သင်.

Re-clāim', *v. t.* to demand to have returned, claim back, မေးတင်ကမ်းကွက်ကွက်အခမ်းအခွဲတော်; to bring back from evil courses to good, reform, ခုခမ်းကွက်ကွက်အခွဲ; to recover from a worthless state, as wild land &c. မေးတင်; to tame, as a wild animal, မေးတင်အိမ်.

Re-clāim'a-ble, *a.* ထားပေးလိပ်ကွက်ကွက်အခွဲ, ထားပေးလိပ်ထိပ်အိမ်အခွဲ, ထားပေးလိပ်အိမ်အခွဲ. See RECLAIM.

Rēc'la-mā'tion, *n.* See RECLAIM, *v. t.*

Re-cline', *v. t.* to lean back or sidewise, ခုခမ်းအသေးအခွဲအခွဲ; to lie down to rest, ဝိတင်, ဝိတင်.

Rē-clōge', *n.* တစ်ဆင်, ဝိတင်, ကမ်းတင်ဝိတင်ကမ်း.

Re-clūse', *a.* sequestered, retired, solitary,

ä, ē, ī, ō, ū, y, long; ä, ě, ĭ, ŏ, ů, ý, short; cäre, fār, lāst, fäll, whät; thère, veíl, térm; píque; dōne, fōr,

ညီနွှ်အိၣ်ထာဘၣ်သဒါအသီၣ်, တချၢလိၣ် အသးဒီးပှၤ
ဂၢၤအါအါတၣ်. —, *n.* a retired person,
as a hermit or monk, ပှၤလဲၤအိၣ်တဒါဝံၣ်န့ၣ်
က့ၣ်အစီၤသီအသး, ပှၤတချၢလိၣ်အသးထာပှၤဂၢၤအါအါ
တၣ်.

Re-clūse'ness, Re-clū'sion, *n.* retirement, se-
clusion, တၢ်အိၣ်သဒါလီၤအိၣ်ဒီးပှၤဂၢၤ.

Rē'cog-nī'tion, *n.* avowal, တၢ်အုၣ်အသး; recog-
nizance, တၢ်သ့ၣ်နီၣ်ထီၣ်က့ၤ, တၢ်သ့ၣ်ညါက့ၤ. See
RECOGNIZE.

Rē'cog-nīze, *v. t.* to recall the knowledge of,
acknowledge, သ့ၣ်နီၣ်ထီၣ်ဒီးမးနီၣ်ဝဲ. —, *v. i.* *Law.* to enter an obligation of rec-
ord before a proper tribunal, အုၣ် အသး
ထာသါကမၢၢ်ခံၣ်န့ၣ်ဒီးပှၤတမၢၢ်တၢ်အိၣ်
ပှၤအံၤပှၤန့ၣ်.

Re-coil', *n.* to fall back, retire, ဂုၤက့ၤ, ဂုၤက့ၤအံၤ;
to rebound, ပှၤက့ၤကဒါက့ၤ, ဝဲက့ၤကဒါက့ၤ; to
draw back, as from any thing repugnant,
alarming and the like, shrink from,
ဝဲက့ၤကဒါက့ၤ, ဂုၤက့ၤ အသး. —, *n.* re-
boundment, resilience, တၢ်ပှၤက့ၤကဒါက့ၤ, လီၤ
အိၣ်တၢ်တၢ်ဘးဒီးစုၤကဲၤခ့ၣ်တူၤ, ကျိၤဖိၤ, ချိၣ်ဒီးထာပှၤ
အဝဲ.

Re-coil'ment, *n.* တၢ်ဂုၤက့ၤ, တၢ်က့ၤကဒါက့ၤ. See
RECOIL.

Rē-coin', *v. t.* မၤလဲၤထီၣ်က့ၤတၢ်နီၣ်, ခုၣ်နီၣ်, တူၣ်နီၣ်ထာမၢၢ်နီၣ်
(money) ကဒီး. See MONEY.

Rē-coin'age, *n.* See RECOIN.

Rē'col-lēct, *v. t.* to remember, သ့ၣ်နီၣ်ထီၣ်က့ၤ.

Rē'-col-lēct', *v. t.* to collect again, ဒုၤအိၣ်ဒိၣ်ဒိၣ်
ကဒီး.

Rē'col-lēc'tion, *n.* remembrance, reminis-
cence, memory, တၢ်သ့ၣ်နီၣ်ထီၣ်က့ၤ.

Rē'com-bine', *v. t.* ဝဲၣ်သ့ၣ်က့ၤကဒီး, ဝဲၣ်သ့ၣ်က့ၤကဒီး, ခုၣ်
လိၣ်အသးကဒီး.

Re-cōm'bi-nā'tion, *n.* a second combination.
See COMBINATION.

Rē'com-mēnce', *v. t.* to begin again, begin
anew, စးထီၣ်ကဒီး, မၤတၢ်အသီကဒီး.

Rē'com-mēnd', *v. t.* to commend to another's
confidence or kindness, စံးပတြၢၤထီၣ်ပှၤဂၢၤ
သးအကန့ၣ်အဘျးအဖျိၣ်ထာပှၤဂၢၤအစုၤပှၤ; to make

acceptable, မၤအိၣ်သးပှၤဂၢၤကအဲၣ်ဒီး, မၤလီၤ
အဲၣ်ပှၤ.

Rē'com-mēnd'a-ble, *a.* commendable, laudable,
တြၢၤတၢ်တၢ်စံးထီၣ်ပတြၢၤအိၣ်.

Rē'com-mēn-dā'tion, *n.* commendation. See
RECOMMEND.

Rē'com-mēnd'a-to-ry, *a.* commendatory, rec-
ommending, ထာအစံးထီၣ်ပတြၢၤတၢ်, ထာအ
လီၤအဲၣ်ပှၤ.

Rē'com-mit', *v. t.* အုၣ်က့ၤကဒီး, အုၣ်ခံၣ်ညီၣ်ဆၣ်ကဒီး.
Rē'com-mit'ment, *n.* See RECOMMIT.

Rē'com-pēnse, *v. t.* to reward or pay for ser-
vice, အုၣ်ပှၤအဘျးအဝဲ, အုၣ်မိၣ်ဒီးထာပှၤမၤဘျး
အိၣ်တခံၣ်အဆိ; to give in consideration
of losses incurred, compensate, remu-
nerate, အုၣ်က့ၤတၢ်ထာအတၢ်တၢ်မၤတးဂီၤအိၣ်;
to repay, requite (either good or evil),
အုၣ်ဆၢတၢ်. —, *n.* compensation, re-
ward, requital, တၢ်အပှၤ, တၢ်အုၣ်ဆၢ. See
RECOMPENSE, *v. t.*

Rē'com-pōse', *v. t.* to form anew, ကျၢၤက့ၤတၢ်
အသီ; to quiet anew, မၤဂၢၢ်တပၢ်ကဒီး, မၤခုၣ်
က့ၤသးကဒီး; to write anew, rewrite, စံၣ်
ထီၣ်ကဒီး, ကွဲၤက့ၤထီၣ်; to compile anew. See
COMPILE.

Rē'con-cil'a-ble, *a.* ထာပမၤဆူလိၣ်ဒီးလိၣ်အိၣ်သ့.

Rē'con-cil'e', *v. t.* to remove alienation, re-
store to friendship, ဒုၤအိၣ်ဆူလိၣ်ဒီးလိၣ်က့ၤ;
to bring to acquiescence or submission
to, မၤခုၣ်အသးဒီးသးအသုတဂ့ၢ်လိၣ် ဘျီလိၣ် ထာပ
ဂုၤ, ဒုၤအၢၣ်လီၤအိၣ်လီၤအိၣ်ထာတၢ်တခံၣ် မံ. — Re-
concile with, to adjust, as differences,
to make congenial, ဒုၤလီၤပလိၣ်, ဒုၤတၢ်လိၣ်
ဒီးဒ့.

Rē'con-cil'e'ment, Rē'con-cil-i-'tion, *n.* har-
mony, pacification, atonement, တၢ်ဆူလိၣ်
ဒီးလိၣ်က့ၤ, တၢ်ဒီးလိၣ်က့ၤ.

Rē'con-dīte, *a.* secret, profound, abstruse, ခု
သ့ၣ်, ထီၣ်, ဒ်တၢ်ထာပန့ၣ်ပၢ်ဂီၤ.

Rē'con-dūct', *v. t.* to guide back, ဆၢက့ၤကဒီး, မၤ
ယုၤက့ၤ.

Re-cōn'nois-sānce, *n.* *Fr.* See RECONNOITRE.

Rē'con-noī'ter, Rē'con-noī'tre, *v. t.* to pre-ex-

du, wolf; fūr, rude, push; *e. i. o.* silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; n as in linger.

amine, survey, ကွပ်စာထိမ်းမြားရေးအဖွဲ့
တပ်အစိုးရဝန်ထမ်းအဖွဲ့အစည်းတို့
Rē-cōn'quer, *v. t.* to recover by conquest, re-
gain, မရောက်မီ။
Rē-cōn'se-crate, *v. t.* to consecrate anew, ဝတ်စုံ
ဆွဲအိတ်အဖွဲ့အစည်းအသစ်ကမ်း။
Rē'con-sid'er, *v. t.* to think over again, re-
view, ဆီကမိတ်ကုလိတော်ကမ်း။
Rē'con-sid'er-ā'tion, *n.* See RECONSIDER.
Rē'con-vey', *v. t.* to carry or take back, ဆွာက
ခါတု၊ မိတ်ကုတော်၊ ထွန်ကခါတု; to retransfer,
as to a former owner, ထွန်ပာတန်ကုကမ်း၊
ထွန်ကုအကော်။
Rē'con-vey'ançe, *n.* တပ်ထွန်ကုအကော်၊ တပ်ထွန်ပာ
တန်ကု။
Re-cōrd', *v. t.* to make a memorandum of,
ကွေးနိုတ်; to register, enroll, ကွေးလီပုအစိုးရ
အသတ်, အစိုးရအကျိုးထောက်အစိုးရ။
Rēc'ord, *n.* a memorandum, a register, ထိပ်ကွေး
နိုတ်တပ်, တပ်အစိုးရ။
Re-cōrd'er, *n.* one who enrolls or records,
ပုလဲတပ်ထောက်အစိုးရအစိုးရ; a certain law
officer, ပုလဲထိပ်ကွေးအစိုးရတပ်ထောက်
ပုလဲထိပ်ကွေးအစိုးရတပ်။
Re-count', *v. t.* to tell over, narrate, rehearse,
စာတပ်တစ်ခုတစ်ခု။
Re-cōurse', *n.* access or application for some
favor, resort, တပ်ထောက်အစိုးရအစိုးရအစိုးရ
နိုတ်တပ်အစိုးရအစိုးရ; the act of applying to
a certain use, သူ့အစိုးရအစိုးရအစိုးရအစိုးရ
မဟုတ်ထိပ်။
Rē-cōv'er, *v. t.* to regain health, recruit, ဘွဲ့
ကုကမ်း, ဆွန်ထိပ်ကမ်း။——, *v. t.* to regain
possession of, ပာကုကမ်း, နိုတ်ကုကမ်း; to
heal, cure, မဟုတ်ကု။
Re-cōv'er-a-ble, *a.* that which can be regained,
ထာပနိုတ်ကုသု; curable, restorable, ထာပ
ဘွဲ့ကုသု, ထာပဘွဲ့ကုသု။
Re-cōv'er-y, *n.* See RECOVER.
Rēc're-an-cy, *n.* See RECREANT.
Rēc're-ant, *a.* cowardly, mean-spirited, ဝှံ
တပ်ခါ, ဝှံတပ်ညီ, ဝှံဆာတဘွန်တပ်; unfaithful,
apostate, မီးပွန်, တမန်တပ်ထောက်အစိုးရအစိုးရ။

Rē'cre-ate', *v. t.* to form anew, မဟုတ်ကမ်းအသစ်။
Rēc're-ate, *v. t.* to refresh, revive, relieve, ခု
အိပ်ဘွဲ့, ခုဆွန်ထိပ်အစိုးရအစိုးရ; to gratify, a-
muse, divert, မရန်မရန်အသား။——, *v. t.*
to take pleasure, အိပ်ခင်အိပ်ခင်ထောက်အစိုးရ
တစ်ခု။
Rēc-re-ā'tion, *n.* See RECREATE.
Rēc're-ā'tive, *a.* reviving, refreshing, ခုအိပ်
ဘွဲ့အိပ်ဘွဲ့သု; amusing, gratifying, ထာပ
မရန်မဟုတ်။
Rēc're-ment, *n.* dross, scoria, spume, တပ်
ဆွန်ကလွန်ကလွန်။ See DROSS.
Rēc're-mēnt'al, *a.* drossy, spummy, အိပ်မီးတပ်
ဆွန်, အိပ်မီးတပ်တပ်ထိပ်ထွန်ထောက်အစိုးရ
အစိုးရ။
Re-crīm'i-nāte, *v. t.* to accuse in return, ပထိပ်
ဆာကုတပ်, ကျွန်မီးလိပ်, ပထိပ်ဆာကုတပ်ကမန်ထာပ
လိပ်။
Re-crīm'i-nā'tion, *n.* a counter accusation.
See RECRIMINATE.
Re-crīm'i-na-tive, Re-crīm'i-na-to-ry, *a.* re-
criminating, retorting, ထာပပထိပ်ဆာကုတပ်
ကမန်ထာပလိပ်။
Re-cruit', *v. t.* to recover, repair, ဘွဲ့ကုတပ်, ဘွဲ့
ကုတပ်အစိုးရအစိုးရအစိုးရ။——, *n.* a fresh
supply, တပ်အသစ်နှစ်ထောက်အစိုးရအစိုးရ; a
new soldier, သူ့မိတ်ကုနှစ်ထောက်အစိုးရ
Rēc'tal, *a.* တပ်အစိုးရပုံအိပ်သု။
Rēc'tan-gle, *n.* (ရက်တပ်) a right-angled par-
allelogram, ပာရက်ထုထွန်နိုတ်လိပ်။ See PAR-
ALLELOGRAM.
Rect-ān'gu-lar, Rect'an-gled, *a.* right-angled,
အိပ်မီးအစိုးရအစိုးရအစိုးရအစိုးရ။
Rēc'ti-fi'a-ble, *a.* ထာပမဟုတ်ဘွဲ့အစိုးရ, မလိပ်ကု
အစိုးရ။
Rēc'ti-fi-cā'tion, *n.* See RECTIFY.
Rēc'ti-fy, *v. t.* to correct that which is wrong,
မဟုတ်ကု; to amend, reform, မလိပ်ကု, ဘွဲ့
ကု; Chem. to refine, မိတ်အစိုးရအစိုးရအစိုးရ
ထိပ်အစိုးရအစိုးရအစိုးရ။
Rēc'ti-lin'e-al, Rēc'ti-lin'e-ar, *a.* straight, right-
lined, အိပ်မီးထွန် (line) လိပ်, အိပ်မီးထွန်ဘွဲ့။ See
LINE.

ä, ê, î, ô, ù, ÿ, long; ä, ê, î, ö, ü, ý, short; cäre, fār, läst, fall, whät; thäre, veil, tērm; pique; done, fūr,

Rēc'ti-tūde, *n.* integrity, honesty, upright-ness, တာ်အကျာ်ဘဉ်ဘးဒီးသး,တာ်အပွဲ်အတီ,အတီအလီ.

Rēc'tor, *n.* a ruler, a governor, ပုပုထဉ်တာ်တဝါ; a clergyman of superior rank, ထာ်အဉ်ဂထံ်အတာ်အိဉ်ဒိဉ်သရဉ်ကျာ်တာ်အဒိဉ်တဝါ; the president of some colleges, as in France and Scotland, ကိယုဉ်အဒိဉ်တဝါ.

Rēc'tō-ry, *n.* the province of a rector, သရဉ်ကျာ်တာ်အဒိဉ်တဝါအလီအကျဲ; a rector's house, အတံဉ်.

Rēc'tum, *n.* ဝှံဒိဉ်သ့ဉ်.

Re-cūm'bençe, Re-cūm'ben-çy, *n.* See RECUMBENT.

Re-cūm'bent, *a.* leaning, reclining, reposing, ဝှံဒိဉ်ဘဲး,ထာ်အတန့ဉ်လီ, ဝှံဒိဉ်; idle, inactive, တဝဲထဉ်,အိဉ်ကလိဝဲ.

Re-cū'per-a-ble, *a.* recoverable, ထာ်အကျါကျာ်သ့.

Re-cū'per-ā'tion, *n.* recovery, restoration, တာ်န့ဉ်ကျာ်ကဒီးတာ်ထာ်အတါမာ်,တာ်ဘျါကျာ်.

Re-cū'per-a-tive, *a.* tending to recovery, recuperatory, ညီန့ဉ်ဘျါကျာ်,ထာ်အတမာ်ဘျါကျာ်တာ်.

Re-cūr', *v. i.* to occur again to the mind, သ့ဉ်နီဉ်ထီဉ်ကျာ်; to resort to, have recourse to, သ့ဉ်တာ်တမံမံထာ်အတန့ဉ်တာ်ဘျါအဒိဉ်ဂါ; to occur at stated intervals, as a fever, လဲထီဉ်ထာ်အဆာကတီဉ်.

Re-cūr'rençe, Re-cūr'ren-çy, *n.* a return, တာ်ဖဲကျာ်; resort, the having recourse to, တာ်ထာ်အတန့ဉ်တာ်တမံမံထာ်အတန့ဉ်ဘျါအဒိဉ်ဂါ.

Re-cūr'rent, *a.* occurring at stated times, ထာ်အဒိဉ်ဒီးအဆာကတီဉ်; recurring, returning, ထာ်အတလဲထီဉ်ကျာ်ကဒီး,ဖဲကျာ်ကဒီး.

Re-cūr've', *v. t.* ဘီးကဒါကျာ်,ဘီးကဒါကျာ်.

Re-cū'sant, *a.* ထာ်အတတုဉ်လိဉ်မိဉ်ထွဲတဉ်ပဒိဉ်ပပုဉ်အစံဉ်ညီဉ်တာ်ဘျါတာ်ထာ်အလုဉ်အထာ်ဘဉ်. —, *n.* a nonconformist. See NONCONFORMIST.

Rēd, *a.* ရီ. —, *n.* ထွဲဂါ,ကပုထဉ်ဂါ.

Rēd'den, *v. i.* လဲထီဉ်အဂါ. —, *v. t.* မာ်ဂါတာ်.

Rēd'dish, *a.* somewhat red, ရီတဝဲခဲး,ရီကလု.

Re-deem', *v. t.* to repurchase, ရွဲထီဉ်ကျာ်,ပုထီဉ်ကျာ်; to ransom, rescue, မာ်ပုထုးထာ်အပု.

Re-deem'er, *n.* one who redeems, ပုပုကျာ်တာ်တဝါ, ပုမာ်ပုထုးထာ်အပုတဝါ; Jesus Christ is called the Redeemer, ကစာ်ယုဉ်ဂ္ဂုးအမံတမံ.

Rē'de-liv'er, *v. t.* to liberate or deliver again, မာ်ပုထုးကျာ်ကဒီး.

Rē'de-mānd', *v. t.* to demand back, မာ်အထုဉ်ကျာ်ကဒီး. See DEMAND.

Re-dēmp'tion, *n.* ransom, deliverance, recovery. See REDEEM.

Re-dēmp'tive, *a.* redeeming, ထဉ်ဘးဒီးတာ်မာ်ပုထုးထာ်အပု.

Rēd'hēad, *n.* ပုထာ်အဒိဉ်သ့ဉ်ဂါကလုတဝါ.

Rēd'hōt, *a.* ကိဉ်တုးအဂါ.

Re-dīn'te-grāte, *v. t.* to renew, restore, မာ်ဂုကျာ်,တီဂုကျာ်တာ်ဂါအသီအသီး.

Re-dīn'te-grā'tion, *n.* See REDINTEGRATE.

Rēd'ness, *n.* တာ်အလွဲဂါ.

Rēd'o-lence, *n.* fragrance, sweet scent.

Rēd'o-lent, *a.* fragrant, odorous, smelling, (usually followed by of), နာမုဝဲ,အိဉ်ဂဲထာ်တာ်နာမု.

Re-doub'le, *v. t.* to increase greatly, multiply, မာ်အတီအတီ,မာ်အလီအလီ. —, *v. i.* to become greatly increased, လဲထီဉ်ခဲးခဲး,တကျာ်စး.

Re-doubt', *n.* တိဉ်ဒီးတဉ်ဒီး,လီထာ်ဂုတိဉ်အစကွဲအာ်အိဉ်ဒီး,ရိဉ်အလီထာ်အဝဲဒ်ညါတဒိ.

Re-doubt'a-ble, *a.* formidable, valiant, အိဉ်ဒီးအဝဲအုဉ်ထါအုဉ်ဒီးမုဝဲ.

Re-dound', *v. i.* to come back with force, as a wave or flood, ဖဲကျာ်ကဒါကျာ်အုဉ်; to conduce to, contribute, ဝဲထီဉ်ထာ်ကလဲထီဉ်တိစးမာ်စး; to be redundant, အါလဲဉ်ထီဉ်, အါန့ဉ်အလီအိဉ်.

Re-drēss, *v. t.* to repair, remedy, မာ်အိဉ်ကျာ်,မာ်လီကျာ်; to make up for, compensate, ထုဉ်ကျာ်စး. —, *n.* relief, remedy, reparation. See REDRESS, *v. t.*

Rēd'tāpe, *n.* pertaining to official formality, ထဉ်ဘးဒီးပဒိဉ်တဉ်အလုဉ်အထာ်ထာ်အထဉ်မာ်ဒ်အဒိဉ်အိဉ်ဝဲအသီးလီထာ်မာ်.

Re-dūçe', *v. t.* to bring to a state or condition, usually inferior, specified; as, to reduce

do, wōlf; fūrl, rŭde, pŭsh; e.i.o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; ŋ as in linge. .

to dust, ခုခဲထိန်ကုသထက်ကုန်; to reduce to poverty, မချိန်မလှော်; to diminish, lessen, မဆုံးလီၤခွါလီၤ; to lower, degrade, ခုခုန်လီၤ, မချိန်လီၤခလီၤ; to subdue, မနာၤ; to bring to order, ပန်ခလီၤဖဲအတန်ဆာဖဲ; *Arith.* to change from one name to another without changing their value, လဲလိၤ; to reduce to almost nothing, မလီၤကညး, ခုလီၤကညး.

Re-dū'ci-ble, *a.* convertible, လာအမလဲထိန်ခိခိၤခိၤ နူၤသ့.

Re-dūc'tion, *n.* diminution, decrease, အတိဆုံးလီၤခွါလီၤ, တိခိၤလီၤ; curtailment, တိခိၤခုန်လီၤ; conquest, subjection, တိမနာၤတိ. See REDUCE, *v. t.*

Re-dūn'dance, Re-dūn'dan-cy, *n.* excess, superabundance, superfluity, တိခိၤနီၤခခါး, တိခိၤလိၤလဲၤခိၤဆိး, တိလုၤနိ.

Re-dūnd'ant, *a.* superabundant, excessive, exuberant, ခိၤနီၤခခါးလီၤခိၤ, လုၤနိ, ခိၤလဲၤခိၤဆိး.

Re-dū'pli-cāte, *v. t.* to redouble, to double again, မတိခိၤခိၤခိၤခိၤလိၤခိၤခိၤခိၤ, ကိၤခိၤခိၤခိၤခိၤ တုၤခိၤခိၤခိၤ.

Re-dū'pli-cā'tion, *n.* See REDUPLICATE.

Re-dū'pli-ca-tive, *a.* ခိၤခိၤ, ခိၤကုၤ, ခိၤခိၤ.

Re-ēch'o, *v.* to echo back, ကလုၤခိၤခိၤခိၤခိၤခိၤခိၤ တိၤ. —, *n.* the echo of an echo, a second echo, တိခိၤခိၤခိၤခိၤခိၤခိၤခိၤ. See ECHO.

Reed, *n.* the plant, တိခိၤ, တိခိၤခိၤ, — of a weaver, နဲ.

Reef, *n.* a part of a sail rolled or folded up, လာလုၤခိၤခိၤခိၤ; a reef of rocks, အတူၤအကိၤ. —, *v. t.* to reduce the extent of; as, to reef a sail, ထူးခိၤခိၤခိၤခိၤခိၤခိၤခိၤခိၤ လာအထုၤ.

Reef'y, *a.* ခိၤခိၤခိၤခိၤခိၤခိၤခိၤ.

Reek, *n.* vapor, steam, smoke, ဣၤ, တိၤသံ, ခုၤ ခုၤ. —, *v. i.* to steam, exhale steam or smoke, သံခိၤခိၤ, ခုၤခိၤခိၤ.

Reek'y, *a.* smoky, foul, တိၤခိၤခိၤခိၤခိၤခိၤ, တိၤခိၤခိၤ လာတိၤသံ.

Reel, *n.* a frame turning on an axis and on which yarn, lines and the like, are

wound, မိၤကွီၤ, နီၤတး. —, *v. t.* to wind upon a reel, to thread, တးထီၤလုၤ. —, *v. i.* to stagger, လဲၤကပိၤကပိၤ, လဲၤကနူၤကဆဲ.

Re'-e-lect', *v. t.* ဆုထာထီၤခိၤကိၤ.

Re'-e-lect'ion, *n.* တိၤဆုထာထီၤခိၤကိၤ, ဝိပဗိၤတဂါးအခိၤ.

Re-ēl'i-gi-ble, *a.* လာအကြားတိၤတိၤဆုထာထီၤခိၤကိၤ, လာပဆုထာထီၤခိၤကိၤသ့.

Re'-em-bark', *v. i.* to go again on board ship, ထီၤခိၤကတိၤခိၤကိၤ. —, *v. t.* to put on board ship again, ပန်ထီၤတိၤလာကတိၤခိၤပူၤကိၤ.

Re'-e-mērg'e', *v. i.* ယဲထီၤလာတိၤအကျိၤခိၤကိၤ, ယဲထီၤလာတိၤခိၤပူၤကိၤ.

Re'-en-act', *v. t.* to decree again, ဟ့ၤတိၤမလိၤခိၤကိၤ, ပန်လီၤကုၤတိၤဆူးပခုၤ.

Re'-en-fōrce', *v. t.* to strengthen with new assistance, မဆုၤထီၤခိၤခိၤခိၤခိၤခိၤခိၤခိၤခိၤ; to add fresh troops, မခါထီၤသူးခိၤကိၤ.

Re'-en-fōrce'ment, *n.* reinforcement, additional force, တိၤမဆုၤထီၤခိၤခိၤခိၤခိၤခိၤခိၤခိၤ; additional troops, တိၤမခါထီၤသူးခိၤခိၤခိၤ.

Re-ēn'ter, *v.* န့ၤကုၤခိၤခိၤခိၤ.

Re'-en-throne', *v. t.* ပန်ထီၤကုၤခိၤခိၤခိၤခိၤခိၤခိၤခိၤ, ပန်ထီၤခိၤခိၤခိၤခိၤခိၤခိၤ. See ENTHRONE.

Re'-es-tāb'lish, *v. t.* to confirm again; as, to re-establish a covenant, ခုခိၤခိၤခိၤခိၤခိၤခိၤခိၤခိၤ တိၤခိၤခိၤ; to restore, recover; as, to re-establish health, ခုခုၤထီၤခိၤခိၤခိၤ.

Re'-ex-ām'ine, *v. t.* to review, reconsider, examine again, သခိၤခိၤခိၤခိၤ, ကွၤထံကွၤဆးတိၤခိၤ.

Re'-ex-ām'i-nā'tion, *n.* See RE-EXAMINE.

Re'-ex-pōrt', *v. t.* to export what has been imported, လဲၤခိၤခိၤခိၤခိၤခိၤခိၤခိၤခိၤ, တိၤလာအတိၤခိၤခိၤခိၤခိၤခိၤခိၤခိၤ.

Re-fūc'tion, *n.* a lunch, a simple repast, refreshment, တိၤခိၤခိၤခိၤခိၤခိၤခိၤခိၤခိၤ, မဆုၤထီၤခိၤခိၤခိၤခိၤခိၤခိၤခိၤ.

Re-fūc'tive, *a.* refreshing, restoring, လာအမဆုၤထီၤခိၤခိၤခိၤခိၤခိၤခိၤခိၤ, ခိၤခိၤခိၤခိၤခိၤခိၤခိၤခိၤ.

Re-fūc'to-ry, *n. n.* an eating-room, a restaurant, ဓားလာတိၤခိၤခိၤခိၤ.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fall, what; thēre, veil, tērm; pīque; dōne, fōr,

Re-fēr', *v. i.* to have relation to, ဆက်စပ်; to al-
lude to, ကတိထပ်စပ်; to direct inquiry
for information, စုံစမ်းစစ်ဆေးရေးအဖွဲ့
သို့ဆက်စပ်; as, he referred me to the
teacher, စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ဆက်စပ်
အစီအစဉ်. —, *v. t.* to carry or send back,
ပြန်ပို့, မှာပို့, မှာပို့ပေး; to transfer to another
tribunal, မှာပို့ပေးခြင်း; to classify, နှိုင်း
တိုင်းခွဲခြားခြင်း, ပုံစံအတိုင်းခွဲခြားခြင်း.
Rēf'er-a-ble, *a.* imputable, assignable, refer-
rible, ထားရန်ဆိုင်ရာ, ထားရန်ဆိုင်ရာ.
Rēf'er-ee', *n.* a judge, an umpire, an arbitra-
tor, ဂုဏ်ထူးဆောင်တော်, ဆုံးဖြတ်ရေး
အဖွဲ့ဝင်, ဆုံးဖြတ်ရေးအဖွဲ့ဝင်.
Rēf'er-ence, *n.* See REFER.
Re-fēr'rer, *n.* one who refers, ဂုဏ်ထူးဆောင်
တော်, ဆုံးဖြတ်ရေးအဖွဲ့ဝင်. See REFER.
Re-fēr'ri-ble, *a.* See REFERABLE.
Re-fine', *v. i.* to become pure, clear, စီဆုံး
ထိန်းသိမ်းခြင်း; to become better in any respect,
ပိုမိုကောင်းမွန်ခြင်း. —, *v. t.* to purify, defecate, clear,
စီဆုံးထိန်းသိမ်းခြင်း, စီဆုံးထိန်းသိမ်းခြင်း;
to polish, make polite, မာပိုင်စီဆုံးထိန်းသိမ်း
ခြင်း, မာပိုင်စီဆုံးထိန်းသိမ်းခြင်း.
Re-fined', *p. a.* pure, စီဆုံး, of refined taste and
manners, အနုစားအနုသုံး, အနုစားအနုသုံး
တတ်သူတို့၏အနုစားအနုသုံး, ထားရန်ဆိုင်ရာ
အနုစားအနုသုံး.
Re-fin'er, *n.* ဂုဏ်ထူးဆောင် စီဆုံးရေးအဖွဲ့ဝင်. See RE-
FINE, *v. t.*
Re-fine'ment, *n.* clarification, purification,
culture, politeness. See REFINE.
Re-fit', *v. t.* to fit or prepare again, ကပ်ကပ်
ထပ်မံပြင်ဆင်ခြင်း; as, to
refit a ship, ကပ်ကပ်ထပ်မံပြင်ဆင်
ခြင်း.
Re-flect', *v. t.* to throw back, cause to return,
ပြန်ပို့, ပြန်ပို့ခြင်း. —, *v. i.* to throw
back light, ကပ်ကပ်ထပ်မံပြင်ဆင်ခြင်း; to reflect,
as evening twilight, မိုးလင်းခင်း; to turn the
thoughts on the past, မှုတ်တမ်းစဉ်းစားခြင်း
တော်, စဉ်းစားခြင်း; to ponder, consider at-
tentively, ဆီကမိန်ဆီကမိန်ခြင်း; to cast

censure or reproach on, ပယ်တင်တင်
လျှောက်ဆိုခြင်း.
Re-flect'ed, *a.* as an image, ကရ. Bot. ဆက်စပ်
ဖွဲ့စည်းထားသောပုံ.
Re-flec'tion, *n.* consideration, contemplation,
meditation, တာဝန်ဆောင်ခြင်း, တာဝန်ဆောင်ခြင်း
ထိန်းသိမ်းခြင်း; an observation or an opinion after
consideration, တာဝန်ဆောင်ခြင်း
လျှောက်ဆိုခြင်း; reproach, censure, တာဝန်ဆောင်ခြင်း;
a reflected counterpart, the images,
given back by reflection, as from glass
or water, တာဝန်ဆောင်ခြင်း; reflected light,
တာဝန်ဆောင်ခြင်း.
Re-flect'ive, *a.* throwing back images, ထား
ရန်ဆိုင်ရာ; contemplative, meditative,
ညီညီစိတ်စိတ်ခြင်း.
Re-flex, *n.* the light reflected from an illumin-
ated surface to that of another, တာဝန်ဆောင်ခြင်း
ထားရန်ဆိုင်ရာ. —, *a.* at-
tended by reflection, retrospective, ထား
ရန်ဆိုင်ရာဆိုင်ရာ; produced by re-
action, လက်ထပ်ခြင်း.
Re-flex'i-ble, *a.* ထားရန်ဆိုင်ရာ, ထားရန်ဆိုင်ရာ
ထားရန်ဆိုင်ရာ.
Re-flex'i-bil'i-ty, *n.* See REFLEXIBLE.
Re-flexion, *n.* See REFLECTION.
Re-flex'ive, *a.* reflective, ဆက်စပ်ထားရန်ဆိုင်ရာ;
turned backward, ထားရန်ဆိုင်ရာ
ထားရန်ဆိုင်ရာ.
Re-flex'ive-ness, *n.* See REFLEXIVE.
Rē'flo-rēs'cence, *n.* a reblossoming, တာဝန်ဆောင်ခြင်း
ဖွဲ့စည်းခြင်း.
Rē-flour'ish (re-flūr'ish), *v. i.* to flourish anew,
ပြန်ပေါက်ခြင်း, ပြန်ပေါက်ခြင်း.
Re-flōw', *v. t.* to flow back, ebb, ပြန်ပေါက်ခြင်း,
ပြန်ပေါက်ခြင်း.
Rēf'lu-ence, Rēf'lu-en-ge, *n.* See REFLUENT.
Rēf'lu-ent, *a.* returning, ebbing; as, a refluent
tide, ပြန်ပေါက်ခြင်း.
Re-fōrm', *v. t.* to amend, correct, improve,
ပြန်လှူခြင်း, ပြန်လှူခြင်း; to re-
store, reclaim, ပြန်လှူခြင်း. —, *v. i.* to be amended,
ပြန်လှူခြင်း, ပြန်လှူခြင်း.

do, wɒlf; fʊrl, rʊde, pʊsh; e.ɪ.ə. silent; ʧ as s; ʧh as sh; ǰ as j; ġ as in ġet; s as z; x as gz; ŋ as in linger.

- , *n.* reformation, amendment. See REFORMATION.
- Rēf'or-mā'tion, *n.* amendment or correction of life, manners &c.; တာ်ဆန်လိကျာ်အသး.
- Rēfor-mā'tion, *n.* the act of forming anew, တာ်မာ်ကဲထီၣ်တုၤတာ်ဖဲတုၤအသိအသိး.
- Re-fōrm'a-tive, *a.* forming again, reformatory, လာ်အဒုးကဲထီၣ်တာ်အသိကမိးသ့; tending to reform, corrective, အိၣ်ဒီးအမိကမိးလၢအကမာ်တုၤထီၣ်တာ်, လၢအကမာ်တုၤထီၣ်တာ်. —, *n.* an institution for the reformation of offenders, တာ်အလီၢ်လၢပုၤမာ်တုၤထီၣ်ပုၤမာ်သ့မၤမာ်တုၤထီၣ်တာ်အဂီၢ်.
- Re-fract', *v. t.* to bend back, as rays of light, ဘီးက့ၣ်, ဘီးကဲတာ်ကမိးလၢလၢ.
- Re-fract'ed, *a.* bent back, as rays of light, ဘီးက့ၣ်ဝဲကဲတာ်ကမိးလၢလၢအသိး, ပထံၣ်အဒိအထဲၣ်လၢပုၤကၢ်ခွဲတုၤမ့ၢ်အပၣ်န့ၣ်တၢ်လၢထံၣ်ကျိၣ်မဲအလီၢ်လၢအန့ၣ်တၢ်ထံၣ်န့ၣ်မၤအသးအကဲတာ်အသိး, မ့ၢ်လၢထံၣ်အဒုၣ်စတံၢ်(density)ခါန့ၣ်အဲအာ်အဒုၣ်စတံၢ်လၢအဒိးတာ်ကမိးလၢလၢက့ၣ်ဝဲ, ဒီးအက့ၣ်န့ၣ်ပကိးအိၣ်လၢ refraction.
- Re-frac'tion, *n.* See REFRACTED.
- Re-fract'ive, *a.* refracting, အိၣ်ဒီးအမိကမိးလၢအသိးကဲတာ်ကမိးလၢလၢလၢ.
- Re-fract'o-ri-ness, *n.* obstinacy, unmanageableness, တာ်န့ၣ်က့ၣ်. See REFRACTORY.
- Re-fract'o-ry, *a.* perverse, stubborn, obstinate, န့ၣ်က့ၣ်, တဒိကန့ၣ်တာ်ထီၣ်; applied to metals, ပံၣ်ထီၣ်ကိ.
- Rēf'ra-ga-ble, *a.* refutable (rare). See REFUTABLE.
- Re-frāin', *v. i.* to forbear, abstain, keep from action, မိတုၢ်, ကိးအသး, ထူးကျာ်အသး. —, *v. t.* to restrain, curb, govern, ခံၣ်ညီၣ်ပိတုၤတာ်, မာ်တံၢ်ဆဲာ်တာ်, ထူးကျာ်တုၤ. —, *n.* ထၣ်ဘးဒီးမုၢ်စံး (music) လၢပအူတာ်မ့ၢ်တုၤ, ဒုတၢ်မ့ၢ်တုၤကမိး.
- Re-frān'gi-bil'i-ty, *n.* See REFRANGIBLE.
- Re-frān'gi-ble, *a.* ထၣ်တာ်ဘီးက့ၣ်အိၣ်သ့တာ်ကမိးလၢလၢအသိး.
- Re-frēsh', *v. t.* to refrigerate, cool, မၤရုၣ်လီၤ; to relieve from fatigue, recreate, ဒုးအိၣ်ထံၣ်, ဒုးရုၣ်ထီၣ်အဂီၢ်အသိး; to reanimate, တာ်လၢ

- အဂီၢ်အသိးလီၤ, ခါန့ၣ်မၤရုၣ်ထီၣ်က့ၣ်ဝဲ, ဒီးတာ်စူၤမၤအိၣ်ထီၣ်က့ၣ်ဝဲဒိဝဲဒိလၢအလီၤ, ညံၣ်းလီၤ, ဘဲသ့ၣ်တဖၣ်အဂီၢ်အသိး
- Re-frēsh'ment, *n.* the state of being refreshed, တာ်ဂံၢ်ရုၣ်ထီၣ်ထီၣ်ထီၣ်က့ၣ်; a revival of spirits, သးရုၣ်ထီၣ်ရုၣ်ထီၣ်က့ၣ်; that which affords refreshment, တာ်အိၣ်တာ်အိၣ်မ့ၢ်တုၤ, တာ်အိၣ်ထံၣ်အိၣ်ထီၣ်မ့ၢ်တုၤ, လၢအဒုးရုၣ်ထီၣ်က့ၣ်ပဂံၢ်ပဘါ.
- Re-frig'er-ant, *a.* cooling, refrigerative, လၢအမၤရုၣ်လီၤတာ်သ့. —, *n.* a cooling medicine, ကသံၣ်ရုၣ်, ကသံၣ်သ့ၣ်ကိးအဂီၢ်.
- Re-frig'er-ate, *v. t.* to cool, refresh, ဒုးရုၣ်လီၤ.
- Re-frig'er-a-tive, *a.* refrigerant, refrigeratory, လၢအမၤရုၣ်လီၤသ့. —, *n.* See REFRIGERANT, *n.*
- Re-frig'er-ator, *n.* an ice-box, သးတၣ်တံၢ်ဝဲလၢထံၣ်လီၤတကၢ်အိၣ်လၢအပူၤဒီးလၢပပတံၢ်အိၣ်တာ်အိၣ်ကတံၢ်ဝဲအဂီၢ်.
- Re-frig'er-a-to-ry, *a.* refrigerative, cooling, လၢအမၤရုၣ်လီၤတာ်. —, *n.* any thing which cools, တာ်လၢအကမၤရုၣ်လီၤတာ်.
- Re-frin'gent, *a.* refracting, refractive. See REFRACT.
- Rēft, *n.* a chink, a rift. See RIFT.
- Rēf'ūge, *n.* shelter, protection, တာ်သးဒါ, တာ်ဒုးမိၣ်လၢအကပူၤဖွဲးလၢတာ်ကိတၢ်ခဲအဂီၢ်, တာ်ပူၤဖွဲးအလီၢ်. —, *v. t.* to shelter, protect, ကထုကျာ်လၢတုၤ, ကၢ်ကရုတုၤ.
- Rēf'ū-gee', *n.* ပုၤမ့ၢ်တာ်ဆူအလီၢ်တဒါလၢတာ်ပူၤဖွဲးအဂီၢ်.
- Re-fūl'gence, Re-fūl'gen-cy, *n.* a bright light, radiance, တာ်ကမိးခါ; brilliancy, splendor, တာ်ကမြိုင်ကမြိုင်.
- Re-fūl'gent, *a.* radiant, shining, အိၣ်ဒီးအကမိးဂုၤ, splendid, လၢအမ့ၢ်ဝဲဂုၤဂုၤ.
- Rē-fūnd', *v. t.* to repay, restore, ထုၣ်ကျာ်အပူၤ, ထုၣ်ကမိးကျာ်; to fund again, ဒုးလီၢ်ကျာ်စုၣ်သိးကန့ၣ်ထၣ်ကျာ်အစ့ၣ်ကမိး.
- Re-fūs'al, *n.* the right of taking in preference to others, option, preëemption, အညံၣ်အိၣ်လၢအကတံၢ်န့ၣ်တာ်ဆိ; a denial, တာ်ကညီကညါ. See REFUSE.
- Re-fūse', *v. t.* to deny a request, ကညီကညါ, တ

ā, ē, ī, ō, ū, ŷ, long; ă, ě, ĭ, ǒ, ŭ, ŷ, short; cāre, fār, lāst, fall, whāt; thēre, veīl, tērm; pīque; dōne, fōr,

gion of the Irrawaddy, တွင်ရပ်ဝဲခိန်ဆန့်; the region of the heart, သးခေလိာ်.

Rěg'is-ter, *n.* a record, a list or roll, an account, ထိန်ကွဲးနိန်ခရိ; an officer who registers, ခရု; a part of a stove or furnace, မိန်ထိး, မိန်ကျါ, ဆန်ဆးမုန်ဆူဒါတကလုန်လာပမာ ကိတ်တိန်ပုဂ္ဂိုလ်ထံပုဂ္ဂိုလ်အဂီၢ်. —, *v. t.* to enter in a register, record, ကွဲးခရိ.

Rěg'is-trar, *n.* a register, a keeper of records, ခရုတဂါ.

Rěg'is-ter-ship, Rěg'is-trar-ship, *n.* ခရိခေလိာ်.

Rěg'is-try, *n.* the act of writing in a register, enrollment, တာ်ကွဲးနိန်ခရိ; the place where a register is kept, ခရိခေဒါး; a series of facts recorded, ခရိ.

Rě'gi-üm, Rě'gi-üs, *a. Lat.* pertaining to a king, royal, တန်ဆးဒီးစီပေ.

Rě'gi-üm, Dõ'num, (*Lat.*) a royal gift, စီပေခေတဂ်ဟ့ၣ်.

Rě'gi-üs-pro-fess'or, (*Lat.*) *n.* ဆဲၣ်ကထိန်အသရၣ် သိန်ထိပုဂ္ဂိုလ်တဂ်ကွဲၣ်တဂ်ဆးတဂါဒီးဒီးဒီးတဂ်အိန် တဂ်ဆိးခေလိာ်လာစီပေခေတဂ်ဟ့ၣ်ခေဆုန်ထိန်, အမ္ပး.

Rěg'let, *n.* a fret, ခွဲတကလုန်ထာပုဂ္ဂိုလ်ဖိးတဂ်တမံပံခေဂီၢ်.

Rěg'nant, *a.* reigning, ruling, ထာခေခံၣ်ညိန်ပာ တန်တဂ်. See REGENT.

Rě-gõrge', *v. t.* to vomit up, သွိးထိန်; to swallow again, လုာ်ထိကဒီး; to eject from any deep place, ကွဲၣ်ထိန်ကွါ.

Rě'gress, *n.* return, တဂ်ကွါကဒီး. —, *v. i.* to return, ကွါကွါခေလိာ်.

Re-grěs'sion (re-grěsh'un), *n.* retrogression, return. See REGRESS.

Re-grět', *v. t.* to grieve, be sorry for, သးဆူးတဂ်; to be sorry for one's own sin, repent, မိန်ထိာ်ထိကွါခေသး; to be sorry for the loss of something valuable, သးဆူး, သးထိကီ; to be sorry for the loss of friends, mourn, သးသလုာ်, အိန်သလုာ်တုာ်, သးထိာ်သးဆူး. —, *n.* See REGRET, *v. t.*

Rěg'ũ-lar, *a.* conformed to rule or law, normal, လူဆိန်ထိပေလိာ်တဂ်တဂ်အိန်ခေသး; orderly, methodical, အိန်ခေပုဂ္ဂိုလ်ဆန်ဆဲး;

established, according to customary forms, ဒ်ခေလုာ်ခေလုာ်အိန်ခေသး; uniform, methodical, periodical, မာပဲထိာ်ဒ်ခေထာကထိာ်အိန်ခေသး; မာပဲထိာ်ဒ်ခေလုာ်ခေလုာ်အိန်ခေသး.

—, *n.* a soldier of a standing army in regular pay, သးဒ်တဂါတန်ဆးဒီးသးလုာ်သိန်ထိလာခေဒီးခေလုာ်ခေလုာ်အိန်ခေသး.

Rěg'ũ-lar'i-ty, *n.* a method, uniformity. See REGULAR.

Rěg'ũ-lar-ly, *adv.* in a regular manner, methodically, ဒ်ခေလုာ်ခေလုာ်အိန်ခေသး, ဒ်တဂ်တဂ်အိန်ခေသး; periodically, ဒ်ခေထာကထိာ်အိန်ခေသး.

Rěg'ũ-late, *v. t.* to adjust by rule, methodize, မာပဲဒ်တဂ်တဂ်အိန်ခေသး; to put in good order, arrange, ကထိန်ကထိာ်တဂ်ပုဂ္ဂိုလ်ဆန်ဆဲး, ကွါကွါတဂ်.

Rěg'ũ-lã'tion, *n.* an order, a law, a rule, တဂ်မာထိာ်ထာခေဂါထိာ်တဂ်တဂ်ထာပုဂ္ဂိုလ်အဂီၢ်. See LAW.

Rěg'ũ-lã'tor, *n.* that part of a machine that regulates its motion; as, the regulator of a clock, and the like, တဂ်ဆန်ဆးဒီးခေထာခေဒီးလုာ်ဒီးထိာ်တဂ်ခေကြားခေဆန်.

Rěg'ũ-lize, *v. t.* to reduce to regulus, ဒူးထဲထိာ်ခေတဂ်အဂီၢ်. See REGULUS, *Chem.*

Rěg'ũ-lũs, *n.* (ခူးဂထာ်) a petty king, စီပေထာခေထိကဒီးဆဲးဒီးခေထာကဒီးတဂ်အိန်ဆန်; *Chem.* တဂ်အဂီၢ်, တဂ်ထာခေလိာ်ဒီးပုဂ္ဂိုလ်; *Astron.* ဆန်တဂ်ဟ့ၣ်အမံ.

Re-gũr'gi-tãte, *v. t.* to throw or pour back violently, လုာ်ကွဲၣ်ကဒါကွါခေဆန်ဆန်. —, *v. i.* to be poured back, တန်တဂ်လုာ်ကွဲၣ်ကဒါကွါ.

Rě'ha-bĩl'i-tãte, *v. t.* to restore, မကြားကွါထာ တဂ်တမံပံခေဂီၢ်; to reinstate, ပာ်ကွါပုဂ္ဂိုလ်ခေလိာ်.

Rě-hęar', *v. i.* to try a cause a second time, ခိန်ညိန်ကွါကဒီးတဂ်တဂ်, သမံသမိးထိာ်တဂ်ကွါကဒီးတဂ်.

Re-hęars'al, *n.* See REHEARSE.

Re-hęarse', *v. t.* to repeat from memory, recite, ပုၣ်ကွါ, ခူးကွါ; to narrate, recount, tell, ထာထိာ်ကွါတဂ်ခေလုာ်ခေလုာ်တမံဒီးတမံ.

ä, ê, î, ô, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, låst, fäll, what; thère, veil, tèrm; pique; done, fôr,

Re'hi-bl'tion, *n. Law.* တာ်ဟ့ၣ်က့ၢ်အကစာ်တာ်ထာ်ပဉ္စာ်
ဝဲထာ်အတုၤဘဉ်အမိၤ.

Reign (*rān*), *v. i.* to exercise sovereign power,
to rule, as a king, ခံၣ်ညီၣ်ပာ်ဘဉ်တာ်ဖိစီၤပၤအ
သီး; to predominate, prevail, အိၣ်ခါခါ
စီၣ်စီၣ်; to have uncontrolled dominion,
rule, အိၣ်ဒီးအခွဲၤထာ်အကစံၣ်ညီၣ်ပာ်တာ်, ကဲဒိၣ်.
See *q. 6: ၁၂*. —, *n.* sovereignty, စီၤပၤ
အခံၣ်ညီၣ်ပာ်ဘဉ်တာ်; the period of a king's
or queen's government, စီၤပၤဝဲၤ, နီၣ်ပၤပုၣ်ဝဲၤ,
ခံၣ်ညီၣ်ပာ်ဘဉ်တာ်အဆာ်အကတီၢ်, အထံၣ်ထံၣ်.*

Reign'ing, *a.* ruling, ထာ်အခံၣ်ညီၣ်ပာ်ဘဉ်တာ်; pre-
vailing, ထာ်အိၣ်ခါခါ.

Re'il-lūme', Re'il-lū'mi-nāte, Re'il-lū'mine, *v. t.*
to re-enlighten, မၤကတီၢ်ထီၣ်ကမိၤ.

Re'im-būrs'a-ble, *a.* repayable, ထာ်ပထုၣ်က့ၢ်အဉ္စုၤ
သ့, ထာ်ပဘဉ်ထုၣ်အဉ္စုၤ.

Re'im-būrs'e', *v. t.* to pay back, refund, ထုၣ်
က့ၢ်ကမိၤအစး.

Re'im-būrs'e'ment, *n.* repayment, refunding.
See REIMBURSE.

Re'im-mūrge', *v. t.* to immerse again, plunge
again, ဘျာ်ကမိၤ.

Re'im-prēs'sion (-prēs'h-un), *n.* a reprinting,
တာ်ဘဉ်ပုၣ်နိးကမိၤအသးတဘျီ; a restamping,
တာ်က့ၢ်န့ၣ်တာ်စီၤထာ်အလီၤကမိၤတဘျီ; a new
impression on the mind, တာ်ဆိကမိၣ်လၢတာ်ဖိ
ခါၣ်န့ၣ်အမိၤကမိၤ.

Rein (*rān*), *n.* the strap of a bridle, ကသ့ၣ်အထး
အုၣ်ဖျိၤထာ်ပကဆွၢ်အိၤအစီၤ; the power of con-
trolling, government, တာ်ခံၣ်ညီၣ်ပာ်ဘဉ်တာ်အ
စီၤအကမိၤ, တာ်ထးဆာ်တာ်အစီၤအကမိၤ. —To give
the reins to, to give license to, တုၣ်အခွဲၤ,
ထာ်အကမၤဝဲၣ်အသး. —To take the reins,
to take the guidance or government,
ဆွၢ်တာ်, ခံၣ်ညီၣ်ပာ်ဘဉ်တာ်. —, *v. t.* to man-
age by a bridle, ဆွၢ်ကသ့ၣ်ဆုၣ်အံၤဆူၣ်; to
restrain, control, ဣာ်တာ်, မၤန့ၣ်တာ်.

Rein-deer, *n.* တၢ်ဟ့ၣ်တကလုၣ်, ပထံၣ်အိၤထဲထာ်တာ်ဖိ
အကီၢ်ထာ်ကလံၤဖိးတမိၤ.

Re'in-förce', *v. t.* See REENFORCE.

Reins (*rānz*), *n.* the kidneys, ကထုၣ်တစၣ်; *Fig.*
affections and passions, အသ့ၣ်အသး; as,

My reins shall rejoice when thy lips
speak right things, တုၤန့ၣ်ကတီၢ်ထီၣ်ကမိၤ
ထာ်သ့ၣ်ကထုၣ်ထးကထုၣ်လီၤ. See ကတီၢ်. ၂၃: ၁၆.

Re'-in-sērt', *v. t.* ဝဲၣ်န့ၣ်က့ၢ်.

Re'-in-spēct', *v. t.* to re-examine, ကွၢ်က့ၢ်ထံထံ
ထးထးကမိၤတဘျီ.

Re'-in-stāte', *v. t.* ဝဲၣ်ထီၣ်က့ၢ်အိၤထာ်အလီၤကမိၤ; as,
to re-instate a king, ဝဲၣ်ထီၣ်က့ၢ်အိၤထာ်အက
အိၣ်န့ၣ်ကမိၤ, ဝဲၣ်က့ၢ်အိၤထာ်စီၤပၤအလီၤကမိၤ.

Re'-in-sure' (-in-shure), *v. t.* to insure again.
See INSURE.

Re'-in-throne', *v. t.* ဒုးအိၣ်န့ၣ်ကမိၤ. See REEN-
THRONE.

Re'-in-vēs'-ti-gāte, *v. t.* သံသမိၤတာ်ကမိၤ, သံကွၢ်ကမိၤ
လီၤတာ်လီၤဆဲး.

Re'-in-vig'orate, *v. t.* to re-strengthen, re-ani-
mate, မၤဆုၣ်ထီၣ်က့ၢ်, တုၣ်အခံၣ်အဘိကမိၤ.

Re-it'er-ate, *v. t.* to repeat again and again,
recapitulate, ကတီၢ်အဘျီအဘျီ, ခံးဝံးခံးကမိၤ.

Re-it'er-ā'tion, *n.* repetition, တာ်ခံးဝံးခံးကမိၤ. See
REITERATE.

Re-jēct', *v. t.* to refuse, not accept, decline, တ
တုၣ်လီၣ်တုၣ်, တမိၤန့ၣ်တုၣ်; to throw away, dis-
card, renounce, ခူးကွံၣ်, ဝဲၣ်ကွံၣ်; to refuse,
not grant, တဟ့ၣ်လီၤတုၣ်, ကညီၤကညီၤ.

Re-jēct'a-ble, *a.* worthy to be rejected, ကြးစုး
ကွံၣ်, ကြးပးသးကွံၣ်, တကြးထုၣ်လီၣ်တုၣ်.

Re-jēc'tion, *n.* See REJECT.

Re-joice', *v. i.* to delight, exult, သ့ၣ်ခသးခ, သ့ၣ်ဖွံ
သးညီ. —, *v. t.* to gladden, cheer, ဒုးသ့ၣ်
ခသးခ, သ့ၣ်ဖွံသးညီ.

Re-joic'ing, *n.* the act of expressing joy, ထာ်မၤ
ဖျါ ထီၣ် တာ် သ့ၣ် ခသး ခ, တာ် သ့ၣ် ဖွံ သး ညီ; that
which causes to rejoice, တာ်ဒုးသ့ၣ်ဖွံသးညီ.
See စံး. ၁၁၉: ၁၁၁.

Rē-join', *v. t.* to reunite, reconjoin, မၤဝဲၣ်က့ၢ်
ကမိၤ, ဝဲဆာ်ဆုၣ်ကမိၤ; to meet again, ထံၣ်
လီၣ်က့ၢ်ကမိၤ. —, *v. i.* to answer to a re-
ply, ကတီၢ်တမိၤကတီၢ်, ကတီၢ်ဆၢကမိၤတာ်ခံးဆၢ.
Law. ကတီၢ်ဘျီက့ၢ်.

Re-join'der, *n. Law.* an answer, a reply, တာ်
ကတီၢ်ဘျီက့ၢ်တာ်.

Rē-kin'dle, *v. t.* to kindle again, as a fire, ဆိၣ်

do, wōlf; fūrl, rūde, pūsh; e. i. o. silent; ḡ as s; ḡh as sh; ḡ as j; ḡ as in ḡet; s as z; x as gz; n as in linger.

formed, embossed work, တာၤဂီၤထၢၤခၢၢ်ခိၣ်မိ
ထီၣ်အသးထၢၤတၢ်ထီၣ်ခိၣ်ဖျါဝဲ ; alleviation,
release, succor. See RELIEVE, *v. t.*

Re-liève' (re-leev'), *v. t.* to alleviate, remove
pain, မၤလိညှါ,မၤကျါကျါ ; to release from
service, ပျါကွံၣ်ထၢၤတၢ်မၤပူၤ ; to assist,
support, တီၤစၢၤမၤစၢၤ.

Re-liè'vo, *n. It.* See RELIEF, *first def.*

Re-lig'ion (-lij'un), *n.* any system of faith and
worship, တၢ်ဘျုးတၢ်ဘိၣ်လှူၤအထီၣ် ; christian
religion, တၢ်ခူၤတၢ်န့ၣ်ခၢၢ်ခိၣ်မိ အတၢ်ခိၣ်တၢ်မၤလၢ
အစူၤလိၣ်မိၣ်ခိၣ်မိၣ်အိၣ်,ခၢၢ်ခိၣ်မိၣ်ခိၣ်မိၣ်*.

Re-lig'ion-ist, *n.* ဟူၤလၢအသးခဲဘျုးခိၣ်မိၣ်ခိၣ်မိၣ်
ကထံၣ်.

Re-lig'ious, *a.* pertaining to religion, ထၢ်ဘျုးခိၣ်
တၢ်ခူၤတၢ်န့ၣ်, တၢ်ဘျုးတၢ်ဘိၣ်လှူၤ ; godly, de-
vout, pious, ထၢၤအခဲၣ်လှူၤခိၣ်မိၣ်ခိၣ်မိၣ်ခိၣ်မိၣ်ကထံၣ်.

Re-lin'quish. *v. t.* to desist, abandon, forsake,
ဆိတုၤ,ပၣ်လီၤထံၣ်ကွံၣ်,ဟးသဒၣ်ကွံၣ်. See RESIGN.

Re-lin'quish-ment, *n.* a forsaking, abandon-
ment. See RELINQUISH.

Rēl'i-qua-ry, *n.* တလိၣ်လၢဂ့ၤပၣ် relics ထၢၤအပူၤထီၣ်
ခိၣ်.

Re-li-que', (re-leek'), *n.* a relic. See RELIC.

Rē-liq'uid-ate, *v. t.* to adjust or pay a debt the
second time, ခံၣ်ညိၣ်မိၣ်တုၤတၢ်ထၢ်ဘျုးခိၣ်မိၣ်ခိၣ်မိၣ်
ကခိၣ်တဘျီ,လှူၣ်အပူၤကခိၣ်တဘျီ.

Rēl'ish, *v.* to like the taste of anything, အိၣ်ခိၣ်
အိၣ်ခိၣ် ; to like anything, to enjoy, အဲၣ်ခိၣ်မိၣ်,
ထၢ်အသး. —, *n.* a pleasing taste, or
flavor, တၢ်အိၣ်ခိၣ်မိၣ်ခိၣ်မိၣ်ခိၣ်မိၣ် ; liking, delight,
fondness, taste, တၢ်ထၢ်အသး, သး အဲၣ်ခိၣ် မိၣ်,
as a relish for pictures, တၢ်အဲၣ်ခိၣ်မိၣ်တၢ်ဂီၤ
တဖၣ်.

Rēl'ish-a-ble, *a.* ဝံၣ်, အဝံၣ်အဆၢ, ဝံၣ်သိဝံၣ်ဘဲ.

Re-lūc'tance, Re-lūc'tan-cy, *n.* aversion, un-
willingness, dislike. See AVERSION.

Re-lūc'tant, *a.* averse, disinclined, loth, တ
ထၢ်အသး,သးတအိၣ်,တၢ်တမိၣ်မၤတၢ်အသး.

Re-lūc'tant-ly, *adv.* unwillingly, ထၢၤအသးတအိၣ်
ထၢ်. See RELUCTANT.

Re-lūme', Re-lū'mine, *v. t.* to rekindle, light a-

gain, ဆိၣ်လဲၤကခိၣ်မိၣ် ; to illuminate again, မၤ
ကဗီၤထီၣ်ကခိၣ်မိၣ်.

Re-lý', *v. i.* သန့ၤထီၣ်အသး,ကယၣ်ထီၣ်အသးထၢၤတၢ်တ
မံၤမံၤ ; as, we rely on God's mercy, ပတန့ၤ
ထီၣ်,ပကယၣ်ထီၣ်ပသးထၢၤကစၢ်ယွၤအတၢ်သးကညိၣ်.

Re-māin', *v. i.* to wait, continue, stay, အိၣ်ခိၣ်မိၣ်,
အိၣ်ခိၣ်ကထီၣ်,အိၣ်ခိၣ်မိၣ်ကထီၣ် ; to be left, out of a
greater number or quantity, အိၣ်ခိၣ်အိၣ်
မံၤ,အိၣ်ခိၣ်လီၤထံၣ်. —, *n.* a dead body, a
corpse, (used only in the plural,) ဟူၤအမိၣ် ;
the literary works of one who is dead,
ထံၣ်ခိၣ်မိၣ်ခိၣ်မိၣ်ခိၣ်မိၣ်ခိၣ်မိၣ်ခိၣ်မိၣ်ခိၣ်မိၣ်ခိၣ်မိၣ်.

Re-māin'der, *n.* residue, remnant, တၢ်အဘျုးခိၣ်မိၣ်
မံၤ ; *Math.* what remains after subtract-
ing, တၢ်လီၤဘျုးခိၣ်မိၣ်မံၤ,တၢ်အိၣ်ခိၣ်တုၤ.

Re-mānd', *v. t.* to send back, recommit, မၤကခါ
ကျါ,လိၣ်ကခါကျါ.

Re-mārk', *v. t.* to notice, observe, ကွၢ်ခိၣ်,မၤခိၣ် ;
to speak or write about, ထဲတၢ်အဝုၣ်တမံၤ.
—, *v. i.* to say, observe, ခံၣ်,ကထီၣ်. —, *n.*
observation, note, comment. See RE-
MARK, *v. t.*

Rē-mārk', *v. t.* to mark anew. See MARK, *v. t.*

Re-mārk'a-ble, *a.* worthy of notice, ကြၢၤမၤခိၣ် ;
strange, extraordinary, unusual, လီၤခိၣ် ;
wonderful, လီၤကမၤကမၤ.

Re-mē'di-a-ble, *a.* curable, restorable, repara-
ble, ထၢၤပမၤကျါကျါအိၣ်သ့,ထၢၤပတီၤကျါအိၣ်သ့.

Re-mē'di-al, *a.* ထၢၤအမၤကျါကျါတၢ်,ကြၢၤမၤကျါကျါတၢ်
ခိၣ်.

Re-mēd'i-less, *a.* incurable, inremediable, ir-
reparable, ထၢၤပမၤကျါကျါအိၣ်တသ့ထၢ် ; as, a
remediless disease, တၢ်ဆိၣ်ထၢၤအကျါကျါတသ့
ထၢ်. *Obs.*

Rēm'e-dy, *n.* any medicine which cures dis-
ease ; —with for, တၢ်မၤကျါကျါတၢ်ဆိၣ် ; as,
quinine is the remedy for fever, ကွၢ်ခိၣ်မုၢ်
ကသံၣ်မၤကျါကျါတၢ်ညၢ်ခိၣ် ; that which count-
eracts an evil ; as, a remedy for bad
habits, တၢ်မၤဂ့ၤထီၣ်အလှူၤအထီၣ်အစၢၤအဆိၣ် ; as,
religion is a remedy for drunkenness,
တၢ်ဘိၣ်လှူၤန့ၣ်ကမၤဂ့ၤထီၣ်,မၤကျါကျါတၢ်အိၣ်သး
အိၣ်,ကမၤပတီၤမၤတၢ်အိၣ်သးအိၣ်. —, *v. t.* to

dg, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; ſ as z; x as gz; ŋ as in linget.

cure, heal, repair; as, to remedy a disease, မေ့ကြားတော်ဆီ; to remove an evil; as, to remedy grief, မေ့ကြားတော်ဆီသွင်းသွင်း။
 Re-mēm'ber, *v. t.* to recollect, keep in mind, တိမ်းနိုး, သွန်ခိုင်းတိုင်း။
 Re-mēm'brance, *n.* recollection, memory, တိမ်းနိုး, တိမ်းသွန်ခိုင်းတိုင်း, တိမ်းအိမ်ထာပသးထီဘိ, ထသးပုရ်ခိုင်းတိုင်း; a token, a souvenir, a remembrancer. See REMEMBRANCE.
 Re-mēm'bran-ger, *n.* a reminder, a momento ပုရ်ခိုင်း, တိမ်းခိုင်း, ထာပသးသွန်ခိုင်းတိုင်းပုရ် ထာ တိမ်းတံးပံး။
 Rēm'i-grāte, Rē-mi'grāte, *a.* to return, to go back, ကွာကွာကွာဆုအိမ်အဆိမ်းအထီ, ဆုအထံထံ ကိမ်း. See MIGRATE.
 Re-mind', *v. t.* to bring to mind, ခုးသွန်ခိုင်းတိုင်း။
 Re-mind'er, *n.* See REMEMBRANCE.
 Rēm-i-nis-'gençe, *n.* the faculty of remembering, remembrance, recollection, memory, အစီအကဒါထာပထီတိမ်းတိမ်းသွ, သးလားထီတိမ်း နိုးတိမ်းသွ, တိမ်းသွန်ခိုင်းတိုင်း; that which is remembered; as, pleasant reminiscences, တိမ်းအစုတ်တဖန်ထာပသွန်ခိုင်းတိုင်း။
 Re-miße', *v. t.* *Law.* to grant back, surrender release ဟွန်ကခိုင်းတိုင်း။ —, *n.* a release, as of a claim, a surrender, တိမ်းဟွန်ကခိုင်းတိုင်း။
 Re-miße', *a.* not earnest or active, ထာပထီထံ အသး ထာ အတိမ်း ဝံး တိမ်း မေ့ ထု သ ပုရ် ပုရ် တိုင်း; not prompt, behind hand, တညိနှိမ်တိုင်းဆ ဆာအကတိမ်းတိုင်း; not exact, careless, တမေ တိမ်းအကြီးအတိုင်းအသးတိုင်း, ထာပမေ တိမ်း တလိ တိမ်းတိုင်း။
 Re-miße'ful, *a.* forgiving, lenient, ညိနှိမ်ပုရ်ကွန်ပုရ် အတိမ်းမန်, ပုရ်ကွန်ပုရ်အတိမ်းမန်ညိကခိုင်း။
 Re-miße'sion (-mish'-un), *n.* diminution of intensity, abatement, တိမ်းလိမ်းတိုင်း, တိမ်းလိမ်းတိုင်း; pardon, forgiveness, တိမ်းပုရ်ခိုင်းတိုင်းမန်. See REMIT.
 Re-miße'sly, *adv.* slowly, carelessly, ကထိကထိ, ထာတိမ်းတပထီတိုင်းအသးအပုရ်တိုင်း။
 Re-miße'ness, *n.* slowness, negligence, တိမ်းက ထိကထိ, တိမ်းပထီအသးအစိမ်း။
 Re-mit', *v. i.* to become less intense, relax, a-

bate, စိမ်းလိမ်းတိုင်း; — as a fever, ကပုရ်ထီ။
 —, *v. t.* to relax, slacken, မေ့ကြားတိုင်း; to release from, as a tax or duty, ဝိပုရ်ခိုင်း အိမ်းထာသွ; to pardon, forgive, ပုရ်ကွန်တိမ်းမန်; to deliver over, as a criminal, ဟွန် လိမ်းတိုင်းအိမ်း; to transmit to a distance, as money, bills and the like, ဟွန်ယုရ်ဆုထံက ကိမ်းဝါ, ဆုထီအဝါ။
 Re-mit'ment, *n.* See REMIT.
 Re-mit'tance, *n.* the act of transmitting money and the like, တိမ်းဟွန်ယုရ်ခိုင်း; money remitted, စုထာပုရ်ဟွန်ယုရ်ဆုထီအဝါ။
 Rēm'nant, *n.* remains, remainder, residue, တိမ်းအိမ်ထီထံ; — of paddy in the crib, ဝိခိမ်း; — of liquids, ထံခိမ်း။
 Rē-mōd'el, *v. t.* to recopy, refashion, မေ့ကြား သိမ်းကလိမ်းကဒါခိမ်းအထီထံကခိမ်း။
 Re-mōn'strance, *n.* expostulation. See REMONSTRATE.
 Re-mōn'strate, *v. i.* to reason against, မေ့ကြားထီ အဝုရ်ခိမ်းအထီအထီထာတိမ်းမေ့ကြားပံး; to expostulate; သိပ်ပုရ်ထာတိမ်းကတိမ်းကညးတိမ်းပုရ်။
 Re-mōrse', *n.* remorsefulness, compunction, regret, a sense of guilt, တိမ်းသးထုးနုးနုးက ထံထာပတိမ်းခိမ်းအထီ။
 Re-mōrse'ful, *a.* filled with a sense of guilt, အိမ် ခိမ်းအတိမ်းသးထုးနုးနုးကထံထာပတိမ်းကမန်အထီ။
 Re-mōrse'less, *a.* cruel, unpitiful, implacable, တိမ်းအိမ်ခိမ်းတိမ်းသးကညိထံထံ; သးခိမ်းတိမ်းသးဟွန်တိမ်းနိုး စိမ်းလိမ်းတိုင်း။
 Re-mōte', *a.* distant in place, far away, ထီ; distant in time, ထီ; foreign, not agreeing with, တိမ်းအိမ်ထီခိမ်းလိမ်းထံထံ, တိမ်းခိမ်းတိမ်း ဝါ; not nearly related, တိမ်းအိမ်ထုးအိမ်တိမ်း တိုင်း။
 Re-mōte'ness, *n.* state of being distant, တိမ်း ထီ, တိမ်းထီထံ. See REMOTE.
 Rē-mount', *v. i.* to reascend, ထီထံကခိမ်း. —, *v. t.* See REMOUNT, *v. i.* —, *n.* a fresh horse, ကသွန်အထီထာပုရ်ကခိမ်းဆုညိခိမ်းအဝါ။
 Re-mōv'a-ble, *a.* ထာပသးအထီထံထံ။
 Re-mōv'al, *n.* a displacing, a change of place, တိမ်းသးအထီထံ. See REMOVE.

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ŏ, ů, ŷ, short; cāre, fār, lāst, fāll, what; thère, veĭl, tērm; pique; dōne, fōr,

Re-move', *v. i.* to change place in any manner, သွားအသား, သွားအလိပ်; to change one's place of residence, သွားအစိုက်အလိပ်, လဲလိပ်အစိုက်အလိပ်. —, *v. t.* to move a thing from its place, သွားကွန်တင်အလိပ်, သွားကွန်အလိပ်; to displace, as from office, သွားကွန်အလိပ်. —, *n.* a removal. See REMOVE, *v.*

Re-mū'ner-a-ble, *a.* capable of being recompensed, နှိုအဘူးအလဲသ့, လာပဟုတ်အပွားသ့; fit to be recompensed, ကြားနှိုခိုင်းဖေး, ကြားနှိုအဘူးအလဲ.

Re-mū'ner-ite, *v. t.* to reward for service, to requite, ဟွန်အဘူးအလဲ; to pay an equivalent to for any loss, expense or other sacrifice, compensate, ဟွန်ကုလ်အစေး.

Re-mū'ner-i'tion, *n.* a reward for services, အဘူးအလဲ; pay for manual labor, wages, စုဘူးခိုင်းလဲ; an equivalent for loss or sufferings, အစေးထုအကြားဖိအလဲတံခံ.

Re-mū'ner-a-tive, Re-mū'ner-a-to-ry, *a.* affording recompense, ထားအညီနှိုဟွန်အဘူးအလဲ, ထားအဟွန်အစေး.

Rē-mūr'mur, *v. i.* သိပ်ကခါကျားဖိဖိ, ဖျိုဖျို.

Rē'nal, *a.* pertaining to the kidneys, ဘဏ္ဍိယားဖိကလွှား; as, the renal arteries, ကလွှားအသွန်ကျိတဖန်.

Rēn'ard, Rēy'nard, *n.* a fox; —so called in fables and in poetry, ဟွန်ခံ.

Re-nās'cence, Re-nās'cen-cy, *n.* See RENASCENT.

Re-nās'cent, *a.* reborn, reproduced, အိပ်ထိပ်အသိတဘျီ; able to be reproduced or rejuvenated, ထားအလဲထိပ်ကဖိဖိအသိအသိသ့.

Re-nās'ci-ble, *a.* ထားအဖူးအိပ်ထိပ်ကဖိသ့, ထားအိပ်ထိပ်ကဖိသ့.

Rē-nāv'i-gāte, *v. t.* လဲတင်ထားခွဲဖိကဘိဖိကဖိ.

Ren-cōn-tre, Ren-coun'ter, *n.* a meeting face to face, တင်ဘဏ္ဍိယာဆိပ်; a meeting in contest or rivalry, an encounter, တင်ဘဏ္ဍိယာဆိပ်ဖိဖူးလိပ်အသား, ပြုလိပ်အသား. —, *v. t.* to encounter, ဘဏ္ဍိယာဆိပ်လိပ်အသားဖိဖူးလိပ်အသား, ပြုလိပ်အသား. See ENCOUNTER.

Rēnd, *v. t.* to tear, ဖြို, ဝပ်; to split, crack, burst, မာဖိဖိ, မာသွန်ဖေးသွန်.

Rēn'der, *v. t.* to pay back, repay, ဟွန်ကုလ်အပွား; to requite, restore, ဟွန်ကခါကျား, ဟွန်ဆာကျား; to translate, as from one language into another, ထူးထိပ်ထိပ်ဆူကျိပ်အဂါ; to cause to be, ခူးကဲထိပ်ခိမ်ခိမ်နှို; to give, assign for use or benefit, ဟွန်.

Rēn'dez-vous (rēn'de-voo), *n.* a place appointed for assembling, တင်သွန်နံ့ဖေးသိအစိုက်ဖိုင်အလိပ်, သူးဖိအတင်အစိုက်ဖိုင်အလိပ်, အလိပ်ဖဲသူးဖိသိညီနှိုဆဲးလိပ်အခံဖိနှိုဘဏ္ဍိယာသူးဖိအလိပ်. —, *v. i.* to assemble, as troops or ships, အစိုက်ဖိုင်ဖိုင်ဖိုင်, ဖိသူးဖိ, ဖိကဘိသွန်တဖန်ထားအလိပ်ထားအစေးပင်စာလဲ. —, *v. t.* to cause to assemble, ခူးအစိုက်ဖိုင်.

Ren-d'i'tion (ren-dish'un), *n.* the act of rendering or returning, တင်ဟွန်ကုလ်; translation, rendering, တင်ထူးထိပ်ထိပ်ဆူကျိပ်အဂါ.

Rēn'e-gāde, Rēn'e-gā'do, *n.* an apostate, ပုတဂါထားဖိဖူးညှပ်; a deserter, သူးဖိတူးအသွန်ကွန်တဂါ; a vagabond, ပုအာပုလိထားအစေးစားစားဖိ, အစိုက်အဆိးအလိပ်တစိုက်ဘဏ္ဍိ.

Rēn'e-gā'tion, *n.* a denial, တင်ဘမာတင်တခံခံ.

Re-new (re-nū'), *v. t.* to recreate, restore, rejuvenate, မာကျားတင်အသိကဖိဖိ, မာဘျီကျားတင်ကဖိဖိ; to begin again, စူးထိပ်တင်ကဖိဖိ; to repeat, do again, မာကဖိဖိ; *Theol.* to make anew spiritually, regenerate, ဟွန်သွန်သိသားသိ.

Re-new'a-ble, *a.* ထားအဖူးအိပ်ထိပ်ကဖိသ့, ထားအစူးထိပ်ကဖိသ့.

Re-new'al, *n.* See RENEW.

Rēn'net, *n.* ကျိပ်ဖိအကဖူး; အစွန်ကြွပ် (membrane). See RUNNET.

Re-nounce', *v. t.* to cast off, reject, ဝပ်ကွန်; to disavow, deny, သမာကွန်, တတူလိပ်ဘဏ္ဍိ.

Re-nounce'ment, *n.* renunciation. See RENOUNCE.

Rēn'o-vāte, *v. t.* to make as good as new, renew, ဘျီထိပ်ကျားတင်အသိကဖိဖိ. See RENEW.

Rēn'o-vā'tion, *n.* renewal. See RENOVATE.

Re-nown', *n.* fame, celebrity, distinction, တင်ထားကဖိဖိ, တင်ဟူထိပ်ထိပ်ထိပ်ထားတင်ခံပကြားအစိ.

Re-nowned', *a.* famous, celebrated, eminent,

dq, wōlf; fūrl, rŭde, pŭsh; e.ſ.ſ. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger:

honored, အိမ်မီးတိုက်ဟူ ထိုင် သါ လီ၊ လာ တာ် မံး ဝ
တြ၊ အမိ၊ အိမ်မီးအထောက်ပေး။

Rēnt, *n.* a tear, as in cloth, တာ်ညှင်ခိုက်ညှင်ပြွဲး;
a cleft or crevice, as in a building,
ground &c. ထူင် မှီ ထူင် မိာ်, သွင် ခိုက် သွင် ဝး;
a lease, တံင် မှီ ဝှ၊ တိုင်မိင်မှီ ဝှ၊ အ မိး လဲ နှီ။
—, *v. t.* to grant the possession and
enjoyment on lease, as a house or land,
to lease, မိးလဲ; to take and hold the pos-
session of by lease, ငါလီ။ —, *v. i.* to be
rented or leased, ဘင်တာ်မိးလဲအိး; as, the
house rents for one hundred rupees per
month, တံင်နှင်တင်တာ်မိး လဲ အိး၊ ထာ်အတးတ က
လာထာ်တထါတထါအဂီ။

Rēnt'al, *n.* a rent-roll, တံင်မှီဝှ၊ တိုင်မိင်မှီဝှ၊ အမိး
လဲနှီအစဉ်။

Rē-nū'mer-āte, *v. t.* to recount, relate in de-
tail, ထဲလီ၊ ကျဲ၊ လီ၊ တာ်ကမိး; to enumerate a-
gain, ဝံင်တာ်ခွဲးတာ်ကမိး။

Re-nūn'ci-ā'tion, *n.* renouncement, denial,
disavowal, တာ်သမာ်ကွဲး, တာ်တ တွဲးလိင်။ See
RENOUNCE.

Rē-ōr'gan-ize, *v. t.* to construct or form anew,
ကထင်ကတီ၊ တာ်အသိင်သိးတမံး မိး တ မံး က အိင် စူ
လိင်မိးလိင်အသးမိးကဲထိုင်တာ်တမံးစီကမိး။

Rē-pair', *v. t.* to mend, restore, မ၊ ဘိက္ခု။ —,
v. i. to go or resort to; as, to repair to the
house of worship, ထဲ၊ ဆူ ထါ တာ် အ တိုင်။
—, *n.* restoration after injury, repar-
ation, တာ်မ၊ ဘိက္ခု။

Rēp'a-rā-ble, *a.* restorable, recoverable, မ၊ ဘိ
ကျဲ၊ အိးသွဲး; remunerable, ထွင်ကျဲ၊ အစးသွဲး။

Rēp'a-rā'tion, *n.* restitution, eompensation,
amends. See REPAIR.

Rēp'ar-tee', *n.* a ready and witty reply, a re-
tort, တာ်မံးသားအချာအဆင်ထာ်ထဲလီ၊ နှီ၊ ဝှ။

Rē-pāss', *v. t.* ကျဲ၊ ခိတ်တာ်ကမိး။

Re-pāst', *n.* တာ်အိင်တာ်အိ၊ တာ်အိင်အဘိက္ခုအဂီ။

Re-pāy', *v. t.* to pay back, refund, requite, ထွင်
ကျဲ၊ အပွဲး၊ ထွင်ကျဲ၊ အစး။

Re-pāy'ment, *n.* reimbursement, တာ်ထွင်ကျဲ၊ အ
ပွဲး၊ တာ်ထွင်ကျဲ၊ တာ်တမံးမံးအစး; the money or
thing repaid, တာ်ထာ်ပထွင်ကျဲ၊ ထဲ။

Re-peal', *v. t.* to cancel, revoke, annul, rescind,
ထူးကျဲ၊ အတာ်မ၊ လိင်။ —, *n.* revocation,
abrogation. See REPEAL, *v. t.*

Re-peāt', *v. t.* to do again, မ၊ ကမိး; to say over
again, iterate, မံးကမိး; to recite, rehearse,
ပွင်ထိင်။

Re-peāl'a-ble, *a.* revocable, reversible, ထာ်ပ
ထူးကျဲ၊ သွဲး, မ၊ ထာ်ကွဲးသွဲး, မ၊ ကခိတ်ကခိတ်အတာ်ခိုင်
ညှိုင်သွဲး။

Re-peāt'ed'ly, *adv.* again and again, တ၊ လီ၊ လီ၊
ကထင်ကထင်, ဝဲအံးဝဲအံး။

Re-peāt'er, *n.* one or that which repeats, ဝှ၊ ဝှ၊
တာ်ဝှ၊ ထာ်အမ၊ တာ်ကမိးဝဲ; a reciter or re-
hearser, ဝှ၊ ထာ်အပွင်ထိုင်ကျဲ၊ တာ်; a kind of
watch, နှင်ရံင်တကလှင်ထာ်ပအူး သိင် အိး မိး မ၊ ဣ
ထိုင်အသားအထာ်ဝဲအံးပသး; a kind of fire-
arm, that may be discharged many
times in quick succession, စုကထဲ၊ ဝှင်အူထ
ကလှင်ထာ်ပ၊ အိး၊ တဘိဘင်တဘိထာ် အ ဝှ၊ နှင် ဘျါ
သွင်တဘိမိး။

Re-pēl', *v. t.* to resist, oppose, ကြိတ်ခါကျဲ; to
drive back, repulse, တိတ်ခါကျဲ၊ မ၊ ကခါကျဲ။

Re-pēl'lent, *a.* driving back, ထာ်အမ၊ ကခါကျဲ၊ တာ်,
မ၊ ကခါကျဲ၊ တာ်သွဲး။ —, *n. Med.* တသိင်အူးနှင်
ကခါကျဲ၊ တာ်ပွဲးတာ်ပွဲး, တာ်ဝှတာ်ကျဲ၊ ထာ်ပသွင်ပူ၊ ကမိး။

Re-pēnt', *v. i.* to be penitent, ဝိ၊ လာ်လီ၊ ကျဲ၊ အသး,
သွင်အူးသးအူးထာ်ထာ်ကမိင်အမိးမိးစူးကွဲးဝဲ။

Re-pēnt'ance, *n.* contrition, penitence, တာ်ဝိ
လာ်လီ၊ ကျဲ၊ အသး, တာ်သွင်အူးသး အူး လာ် အ တာ် မိး
တးအမိ။

Re-pēnt'ant, *a.* sorrowful for sin, contrite,
penitent, အိမ်မီးတိုက်ဝိ၊ လာ်လီ၊ ကျဲ၊ အသး။

Re-pēo'ple, *v. t.* ထွင်ခါထိုင်ပူ၊ ကညိတ်ကမိး ထာ်ပူ မိး ဝှ
မိး, ထဲမိးကိတ်မိးအဂီ။

Rē'per-cūs'sion, *n.* reverberation, တာ်သိင်ကခါ
ကျဲ။

Rē'per-cūs'sive, *a.* beating or driving back,
ညှိနှိုက်တိတ်ခါကျဲ၊ တာ်; having the power of
driving back, အိမ်မီးအမိတ်ကမိးထာ်ထာ်ကတိတ်
ခါကျဲ၊ တာ်။

Rēp'er-to-ry, *n.* a book of records, the index
of a book, တာ်တခင်အထိုင်အိမ်မိင်ကထင်ကတီ၊ အ
သးပစူနှိုက်အိးကညိတ်အသး, မိ ထိင် အ မံး အ သင်; a

á, ē, ï, ò, ū, y, long; ä, ě, ĭ, ö, ů, ŷ, short; éäre, fār, lást, fall, whät; thère, veíl, térm; píque; dōne, fōr,

to act as a substitute, မဟောဝါပုဂ္ဂိုလ်အလို့၊
 ကဲပုဂ္ဂိုလ်အစား။
 Rēp're-sen-tā'tion, *n.* See REPRESENT.
 Rēp're-sen't'a-tive, *n.* an agent or deputy, ပု
 အစား; a member of the House of Re-
 presentatives or of the lower house in
 a State Legislature or in the National
 Congress, ပုအုပ်တော်ဆုထားဒီယောကစံ ညို
 တ်လာထံဒါကီဒါဖါဖါ။
 Re-press', *v. t.* to crush, quell, subdue, မနု
 တ်; to restrain, check, ကြိတ်တံ။
 Re-prēs'sion, *n.* check, restraint, subjugat-
 ion, တ်ကြိတ်တံ, တ်မနုတံ။ See REPRESS.
 Re-press'ive, *a.* suppressive, subduing, အိန်ဒီး
 အစိအကမီယောအကမနုတံ, ညိုနုကြိတ်တံ, ညိုနု
 မနုတံ။
 Re-priēve', *v. t.* to try over again, ထွန်တံသံ
 သမီးအသားကမီး; to delay punishment, ထွန်
 ပုဖွဲအတံခံ ညိုနုမီကီဒ်။ —, *n.* a respite af-
 ter sentence of death, တ်ပုဖွဲဒီးတံခံ ညိုနုသံ
 တမီတလီ, တ်သုးနုသုးသီယောကမီးတံခံ ညိုနု။
 Rēp'ri-mānd, *v. t.* to reprove, censure, blame,
 သိန်ဆိန်ယောတံကတီးဒီးနုကသဲ, ပန်တံကမန်ယ
 အလီဆုန်။ —, *n.* reprehension, reproof.
 See REPRIMAND, *v. t.*
 Rē-print', *v. t.* to print a second or new edi-
 tion, ပုနုနုကမီး။ —, *n.* a new edition,
 ထိန်တံတံပုနုနုကမီး။
 Re-pris'al, *n.* recaption, recapture, တ်ဂုန်ဆုန်ကု
 တ်ယောအစိန်ယောအဂုန်အဒါအစုပု။
 Rē-prise', *v. t.* to retake, ဂုန်ဆုန်နုဆိတ်တံ။
 Re-prōach', *v. t.* to condemn, censure, blame,
 ပန်တံကမန်ယောလီယောတံဂုန်ဆုန်အပု, ဒုအလီ။
 —, *n.* reviling, shame, contempt, တ်
 ဂုန်ဆုန်, တ်မန်ဆု, တ်ဒုလဲထိန်တံမန်ဆု။
 Re-prōach'ful, *a.* disgraceful, shameful, abu-
 sive, ကြားဒီးတံဂုန်ဆုန်, တံဆုဒီးတံဂုန်ဆုဒီးတံ
 မန်ဆု, ယောတံမန်ဆုအလီအိန်။
 Rēp'ro-bāte, *v. t.* to reject with detestation,
 disallow, ပန်ကွန်ယောသားတံဆုအစိ; to aban-
 don to all evil, ညိုကွန်ဆုတံအတံသီ, တံတား
 ဂုန်တားဝါ။
 Rēp'ro-bate, *a.* abandoned, cast away, ယော

တံတံပန်ကွန်, ယောအတံတံဂုန်ကွန်ယောတံ အတံ
 သီအစိ။ —, *n.* a person abandoned
 ပုတားဂုန်တားဝါ ဖိယောတံအတံသီ အပု။ See
 ABANDONED.
 Rēp'ro-bā'tion, *n.* See REPROBATE, *v. t.*
 Rē'pro-dūce', *v. t.* ဒုလဲထိန်တံအစိ။
 Rē'pro-dūc'tion, *n.* See REPRODUCE.
 Re-proof', Re-prov'al, *n.* admonition, chiding,
 censure. See REPROVE.
 Re-prove', *v. t.* to rebuke, blame, chide, ပန်
 တံကမန်ယောလီ, ကတီးဖျါထိန်အတံကမန်, ဒုပု။
 Rēp'tile, *a.* creeping on the belly, as worms,
 or with short feet, as lizards &c. ယော
 ရွဲ, ဝှက်တံတံ ယော အစိ ဖုန်ဒ် နှံ အသီး; low,
 vulgar, ယောယောအကမီတစိန်, ယောတံမန် ဆု
 အလီအိန်။ —, *n.* an animal that creeps
 on the ground, တ်ယောရွဲဝှက်ဂုန်ဆုန်, ဝှက်
 တံယောအစိ ဖုန်ဒ်မီဒါ, နှံဒီးတံဒ် နှံ အသီးတ
 ဖန်; a very mean person, ပုယောအတံမီတ
 သိန်တံ, ယောလီဂန်တံယောရွဲအသီး။
 Re-pūb'lic, *n.* (ရံပားဘွန်) a commonwealth, ကီ
 တဘွန်ယောပုကီဒါဒုယောအပိန်ယောအကစံ ညို
 ဟ တံဒါ, ညိုနုဆုယောအပိန်ဒီး ဝှံ ယော အ
 ခါန် စတ ဖန်အပုယောပကီးဒါယော representatives.
 Re-pūb'lic-an, *a.* pertaining to a republic, တံ
 ဆုဒီးရံပားဘွန်; like a republic, မအသီးရံ
 ပားဘွန်အသီး။ —, *n.* ပုယော အစိ ဒီး တံ ခံ
 ညိုပုတံတံဒ်ရံပားဘွန် မပဲ အသီး။ See RE-
 PUBLIC.
 Re-pūb'lic-an-ize, *v. t.* ဒုလဲထိန်ပုအသီးအကစံ
 ဒီးတံတံဆုဒီးရံပားဘွန်။
 Rē-pūb'li-cā'tion, *n.* a reprint. See REPUBLISH.
 Rē-pūb'lish, *v. t.* to publish again, တုနုကမီးတံ
 အဝါတဘျီ, ပုနုနုလိန်တဘျီ ကမီး, ဒုယော ထိန် သါ
 လီ တံကမီး။
 Re-pū'di-āte, *v. t.* to disavow, reject, discard,
 ဝှံကွန်, တတုလိန်; to put away, divorce, as
 a wife, ပန်မာ, ပန်ကွန်; to refuse to acknow-
 lede or to pay, တလီကုအကမန်တံ။
 Re-pū'di-ā'tion, *n.* See REPUDIATE.
 Re-pūg'nance, Re-pūg'nan-cy, *n.* contrariety,
 unwillingness, သးထီဒါ, တံတ တံ လိန် ဒီး ဒု;

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ö, ū, ŷ, short; cāre, fār, lāst, fāll, whāt; thēre, vėil, tērm; pīque; dōne, fōr,

strong dislike, aversion, antipathy, တာ တတည်တံ့အသား, တာသားတံ့အာ

Re-pug'nant, *a.* opposite, hostile, အိပ်မီးတံ့သား ထီမိ; offensive, သာအလီသားတံ့အာပု

Re-pulse', *v. t.* to repel, drive back, ငြိတံ့, ခုး ကုကေခါကု, တီကု; *as,* to repulse an enemy, ခုးကုကေခါကွံင်အခုင်အခါ

Re-pul'sion, *n.* the act of repelling, တံ့ခုးကုကေ ခါကု; the power of repelling, အိပ်မီးအစိအ ကမိလောအသုတဖုင်လီအတံ့လီပင်တံ့တံ့, သာ အငြိတံ့ခဲသုး

Re-pul'sive, *a.* repelling, ညီနွှင်ငြိတံ့, ညီနွှင်ခုးကု ကေခါကုတံ့; forbidding, reserved; *as,* re- pulsive manners, အလှို အလှို ငြိ ပု, တံ့ လီ အင်ပု, အမဲင်သပုင်သပုင်

Re-pul'sive-ness, *n.* See REPULSIVE, *a.*

Re-pul'so-ry, *a.* driving back, repulsive. See REPULSIVE.

Rēp'ū-ta-ble, *a.* respectable, honorable, အိပ်မီး အသားကမိ, အိပ်မီးအသားကမိ

Rēp'ū-ti'tion, *n.* honor, esteem, good name, အသားကမိ; public character, public es- timation, အမဲင်အတုထီင်သီလီဝဲ. See RE- PUTE, *n.*

Re-pūte', *v. t.* to account, hold, ဝင်လဲ.—, *n.* character, reputation (good or bad), အ တဲးပဝင်, အလှိုအလှို; good repute, အသား ကမိဝဲ; bad repute, ပုကေခါပင်လဲအိ သာပု တံ့တံ့

Re-quest', *v. t.* to ask for, beg, solicit, desire, ခုတံ့, ခုကညးတံ့. —, *n.* solicitation, asking, petition, တံ့လောပခုနု, တံ့ခုတံ့

Re-quick'en, *v. t.* to give new life to, re-ani- mate, မေခုထီင်ကု, ခုးဆုင်ထီင်ကု

Rē'qui-em, *n.* Rom.Cath. တံ့သားဝံင် သာပု အသံ သုင်တဖုင်အစိ

Re-quire', *v. t.* to demand, exact, enjoin, မာအ တုင်တံ့အစုပုပုတံ့အသား, မာအမာတံ့အစုပုနု နုပုအစုပုအိင်အသား; to need, နုတံ့အလီအိင်ဝဲ

Re-quire'ment, *n.* an authoritative command, တံ့မာတံ့လောအစိအကမိ, တံ့မာလီင်; an essen- tial condition, a requisite. See REQUI- SITE.

Rēq'ui-sīte (rēk'wī-zit), *a.* necessary, essential, indispensable, သာအစုတံ့နုအလီအိင်, တံ့ဘားမီးတံ့လောအစုပုတံ့နုအိင်ဝဲတံ့သုတံ့

—, *n.* something indispensable, တံ့ လောအစုပုတံ့နုအိင်ဝဲတံ့သုတံ့

Rē'qui-sī'tion (rēk'wī-zīsh'un), *n.* requirement, demand. See REQUIRE.

Re-quit'al, *n.* compensation, recompense, re- ward, တံ့ဖုင်ကုအပု, တံ့ဟုင်သာ ကုအကျး; retaliation, punishment, တံ့ဖုင်သာတံ့, တံ့အိင်အိင်

Re-quite', *v. t.* to repay or return either good or evil, ဖုင်သာတံ့, ဖုင်ကုတံ့

Rēre'ward, *n.* rearward, rearguard, သုးမိလောအ လဲတံ့လောသုးအဂါအလီခံင်သီးအကငြိ တံ့ကမာ တံ့တံ့အိ

Re-scīnd', *v. t.* to cut off, ကုးကွံင်တံ့; to repeal, annul, reverse, ထုးကုတံ့မာလီင်, ထုးကုအစုပ ခုင်, ထုးကုတံ့ခံင်ညီင်

Re-scīs'sion, *n.* See RESCIND.

Rē'script, *n.* an edict, a decree, ဝမိင်အတံ့မာ လီင်

Rēs'cūe, *v. t.* to free, liberate, deliver, မပုပုး —, *n.* deliverance, liberation, တံ့မာ ပုပုး, တံ့ဟုင်ကွံင်, တံ့မာထုင်ပုး. Law. the for- cible liberation or taking of a person or goods held lawfully, တံ့ဂုင်ဆုင်နုကုတံ့လော အတံ့တံ့ခုးပင်အိ

Re-sēarch', *v. t.* to examine or seek anew and carefully, ခုကုသပုပု, ခုလီတံ့လီခဲးကမိ. —, *n.* inquiry, investigation, တံ့ကွံင် ကုသပုပု, တံ့ခုကုလီတံ့မာ

Re-sēc'tion, *n.* a cutting or paring off, တံ့ ကုးကွံင်, တံ့သွင်ကွံင်, တံ့ကွံင်ကွံင်

Re-sēm'blance, *n.* likeness, semblance, simil- itude, တံ့လီဝင်, တံ့ခိသီးလီင်အသား

Re-sēm'ble, *v. t.* to be like to, လီဝင်; to be similar or analogous to, လီကျိင်လီကျင်; to liken, compare, ကတိသကြိ

Re-sēnt', *v. t.* to be indignant at, သးဖိုးသးထီင် သာပုပုမာပသားတဖုင်တဖုင်

Re-sēnt'ful, *a.* easily provoked, irritable, သး ထီင်ညီ, သးဖုင်

do, wolf; fūrl, rŭde, pŭsh; e.ŭ. silent; ç ass; çh ash; ĝ as j; ĝ as in ĝet; ſ as z; x asgz; n as in linger.

Re-sent'ment, *n.* anger, indignation, တၢ်သးထီၣ်
 ဝၢ်ပုၤဂၤမၤပုၤတတၢ်တၢ်အဃိ.
 Rēs'er-vā'tion, *n.* something reserved, reten-
 tion, ဘၣ်တၢ်ပၢ်တၢ်ဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲ
 ရိၣ်; shyness, backwardness, reserve, တၢ်ပလီၢ်
 အသး,တၢ်ကဲခဲၣ်ကမၢ်.
 Re-sērve', *v. t.* to retain, keep for future use,
 ပၢ်,ပၢ်သးအရိၣ်ခဲၣ်, ပၢ် လၢ သူ တၢ် ဆူ ညါ အ ရိၣ်.
 —, *n.* reservation, တၢ်ဝၢ်အခိၣ်တၢ်ဝဲ; a
 body of reserve, သးဒိအိၣ်ပၢ်ဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲ
 ဒိၣ်အလီၢ်အိၣ်; restraint in words or acts,
 backwardness, တၢ်ပလီၢ်အသးအါ, တၢ်ကဲ
 ခဲၣ်ကမၢ်; modesty, တၢ်အဲၣ်ဆူးညီ.
 Re-sērvēd', *a.* shy, not free in manner, coy,
 အိၣ်ဒီးတၢ်ပလီၢ်အသးအါ,ကဲခဲၣ်ကမၢ်, လၢ အ ပၢ် က
 ခဲၣ်အသး; modest, ညီၣ်နီၣ်ခဲၣ်ဆူး.
 Re-sērv'ed-ness, *n.* See RESERVED.
 Rēs'er-voir (rēz'er-vwōr'), *n.* a cistern, a mill-
 pond, a basin, ထံကၢ်ခိၣ်ဝၢ်ပုၤဒုးဆၢထံ;—a
 very small reservoir, ကဝံကဝဲ.
 Rē-ship', *v. t.* to ship again, တၢ်ခိၣ်ထီၣ်ကမိးတၢ်ဆူက
 ဘီပုၤ.
 Rē-ship'ment, *n.* See RESHIP.
 Re-sīde', *v. i.* to live, dwell, inhabit, အိၣ်ဝဲဆိးဝဲ.
 Rēs'i-dence, *n.* the act of residing, အတၢ်အိၣ်ဝဲ
 ဆိးဝဲ; an abode, a habitation, a dwelling,
 အိၣ်ဝဲဆိးဝဲအလီၢ်.
 Rēs'i-dent, *a.* residing, ဝၢ်အအိၣ်ဝဲဆိးဝဲ. —,
n. one who resides or lives in a place,
 ပုၤအိၣ်ဝဲဆိးဝဲ; as, a resident of Rangoon,
 ပုၤအိၣ်ဝဲဆိးဝဲဝၢ်တၢ်တက့ၢ်.
 Re-sīd'ū-al, *a.* remaining, ဝၢ်အအိၣ်လီၤဝဲ, အ
 ဘျၢ်အခဲၣ်.
 Re-sīd'ū-a-ry, *a.* pertaining to the residue,
 တၢ်ဆးဒီးတၢ်အိၣ်လီၤဝဲ. —Residuary lega-
 tee, ပုၤဝၢ်အဒီးန့ၢ်သိတၢ်အိၣ်လီၤဝဲဝဲဝဲဝဲဝဲဝဲ
 သိတၢ်လီၤဘၣ်အိၣ်လီၤဝဲအလီၢ်ခဲ.
 Rēs'i-due, *n.* remainder, rest, remnant, တၢ်အိၣ်
 လီၤဝဲ,တၢ်အဘျၢ်အခဲၣ်.
 Re-sīd'ū-um, *n.* *Lat.* ပုၤမၤစိကသံၣ်မ့ၢ်ဂုၤ,တၢ်အဂုၤ
 မ့ၢ်ဂုၤ, အတၢ်အိၣ်လီၤဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲဝဲ
 တၢ်. See RESIDUE.
 Re-sīgn' (re-zīn'), *v. t.* to lay down, as an office,

abdicate, relinquish, ပၢ်လီၤဝဲၣ်ကွၢ်အလီၢ်အ
 ကျဲ; as, the king resigns his crown, စီပၤတ
 အိၣ်န့ၢ်လၢဘၣ်,စီပၤန့ၢ်ပၢ်လီၤဝဲၣ်ကွၢ်အလီၢ်; to
 cease maintaining, submit, စၢ်လီၤကွၢ်,အိၣ်
 လီၤအသးဒီးတကဒူးကဒ့ၣ်ဘၣ်; to resign one's
 self to the will of God, အၢ်လီၤအိၣ်လီၤတၢ်
 ဝၢ်ယုၤမၤဝဲ.
 Rēs'ig-nā'tion, *n.* abdication, renunciation,
 surrender, တၢ်ပၢ်လီၤဝဲၣ်ကွၢ်,တၢ်ထ့ၣ်က့ၢ်; sub-
 mission, acquiescence, တၢ်သ့ၣ်မံသးမံ,တၢ်
 အၢ်လီၤအိၣ်လီၤ; as, Christian resignation,
 သ့ၣ်မံသးမံဝၢ်ယုၤအတၢ်မၤအပုၤ, တၢ် အၢ်
 လီၤအသးဝၢ်ယုၤမၤဝဲ.
 Re-sīgned', *a.* submissive, yielding, ဝၢ်အအၢ်
 လီၤအိၣ်လီၤအသး,သ့ၣ်မံသးမံ. See RESIGN.
 Re-sīl'i-ence, Re-sīl'i-en-cy, *n.* See RESILIENT.
 Re-sīl'i-ent, *a.* springing back, rebounding,
 ဝၢ်အဝံၣ်ဆူၣ်အသးသ့,ဖျိးကဒါက့ၢ်သ့.
 Rēs'in, *n.* (ရဲၣ်ခိၣ်) တၢ်အထူး,ပမၤပံၣ်ထီၣ်အိၣ်
 လီၤဝဲ
 သ့ဘၣ်, မ့ၢ်ပမၤပံၣ်ထီၣ်အိၣ်လီၤဝဲသး သ့ ဒီး
 ဝၢ် သိ တ
 နီၤသ့.
 Rēs'in-ous, *a.* အိၣ်ဒီးတၢ်ထူး,အိၣ်ဒီးရဲၣ်ခိၣ်,
 လီၤဝဲရဲၣ်ခိၣ်.
 Re-sist, *v. t.* to try to defeat, oppose, ထီၣ်တၢ်;
 to withstand, hinder, check, ကြိတၢ်,ခိၣ်သၢ,
 ကြိသၢ, မိးတူၣ်—အဲၣ်ညါ.
 Re-sist'ance, *n.* opposition, hindrance, တၢ်ကြိ
 တၢ်,တၢ်ထီၣ်တၢ်. See RESIST.
 Re-sist'i-ble, *a.* ဝၢ်ပကြိဆၢအိၣ်သ့,မိးတူၣ်
 အိၣ်သ့.
 Re-sist'less, *a.* irresistible, ဝၢ်ပကြိဆၢအိၣ်
 တသ့ဘၣ်, မိးတူၣ်အိၣ်တသ့ဘၣ်.
 Rēs'o-lū-ble, Re-sōlv'a-ble, *a.* fusible, soluble,
 ဝၢ်ပမၤပံၣ်ထီၣ်အိၣ်သ့,ပမၤကဲထီၣ်အိၣ်
 လီၤဝဲအထံသ့.
 Rēs'o-lūte, *a.* firm, decided, unmoved, အိၣ်
 ဒီး သးကျၢၤ,ဝၢ်အတိၣ်အသး; bold, ခု,ခုတသ့.
 Rēs'o-lūte-ness, *n.* resolution, firmness, တၢ်ထီၣ်
 အသး, သးကျၢၤ. See RESOLUTE.
 Rēs'o-lū'tion, *n.* firmness, decision, သ့ၣ်ဂၢ်
 သး ကျၢၤ, သးတကံၣ်ကဒါဘၣ်; a determination
 or decision by vote, ပုၤတကရၢအတၢ်ခိၣ်
 ညီၣ်ဒ် အကဘၣ်ပုၤအါတက့ၢ်အသး. See RESOLVE.
 Re-sōlve', *v. i.* to become fluid, ပံၣ်ထီၣ်ဝဲ; to be
 separated into component parts, တၢ်ဆါ
 ဆုၣ်တမံၣ်န့ၢ်ဘၣ်တၢ်နီၤဝဲအိၣ်လီၤဝဲတၢ်တဖၣ်
 ဝၢ်အကဲ

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fūr,

ထိုင်ပဲ; to adopt a settled purpose, ဝင်လီ
 အသးလတ်တံခံပဲ, ဝင်ကျးအသး. —, *v. t.*
 to make fluid, မပိုင်ထိုင်, ဒုးကဲထိုင်လတ်အထံ; to
 separate into component parts, analyze,
 တံလတ်အခိုင်ကျဲကျဲစုပဲ, နီဖးအိတ်တံခံဖိးတံခံ;
 to disentangle, explain, ညှပ်လီကွဲတံလတ်
 အသးထိုင်ပဲ, မပျဲထိုင်အခိပ်လီလတ်တံလတ်
 တံ; to determine by vote, ခံင်ညှိပဲပုလတ်တံ
 အသးအိုင်ပဲ; as, the assembly resolved to
 adjourn, တံခိုင်ပိုင်တံကရံမပျဲထိုင် အသး ဖိး
 ခံင်ညှိပဲလတ်တံကရံကွဲတံခိုင်ပိုင်. —, *n.* a
 determination, an official act, တံပင်အ
 သး, တံခံင်ညှိပဲပုလတ်တံကရံတံခိုင်အသးအသး.

Rēs'o-nance, n. See RESONANT.

Rēs'o-nant, a. returning sound, resounding,
 လတ်အသိုင်ကရံကရံ, တံခိုင်.

Re-sorb', v. t. to suck in, imbibe, ဆူးသဝံထိုင်,
 ရှင်သံ.

Re-sorb'ent, n. an absorbent, a re-absorbent,
 တံလတ်အဆူးသဝံ, တံခိုင်လတ်ကွဲ.

Re-sorp'tion, n. the act of absorbing, တံဆူး
 သဝံထိုင်; re-absorption, တံဆူးသဝံထိုင်ကရံ
 တံ.

Re-sort', v. i. to go or repair to, လဲဆူလီအဝဲ,
 လဲဆူပုလတ်. —, *n.* a haunt, an assem-
 bly, ပုလီနွဲလဲတံခိုင်, ပုလီနွဲခိုင်ပိုင်အလီ.

Re-sound', v. i. to sound back, သိုင်ကရံကရံ; to be
 full of sound, ကလိုင်ထိုင်ခါ; to sound a-
 broad, ဟူထိုင်သီလီ.

Rē-source', n. a source of aid or support, a re-
 sort or dependence, တံလတ်အက မပပု,
 လတ်အသးအသးလတ်အသး; an expedient, တံ
 လတ်အကဒုးကဲထိုင်တံ, တံကရံမပဲ ထိုင် တံ; *pl.*
 means, funds, တံစုလီခိုင်ခိုင်, တံစုခိုင်, တံပဲ
 ဖိပ်ပင်စးအသး.

Re-spect', v. t. to regard as worthy of notice,
 ဝင်ကဲအိတ်, ဆိက မိုင်လတ်အဝဲ; to esteem with
 some degree of reverence, honor, revere,
 ယူးထိုင်, ဝင်ခိုင်; to relate to, ဘင်ပး. —,
n. regard, attention, deference, တံပင်ကဲ
 အိတ်, တံပင်ခိုင်အိတ်, တံဘင်အသး, တံဘင်အ
 မဲ. See ဝခိ. ၅: ၄. See RESPECT, *v. t.*

Re-spect'a-bil'i-ty, n. See RESPECTABLE.

Re-spect'a-ble, a. worthy of respect; ကြးပု
 အိုင်ဖိးယူးထိုင်အိတ်; moderate in degree of
 excellence or in number, but not despic-
 able, တင်ဒးဖိတ်, တခါကဲခါ, တစုကဲခါ.

Re-spect'er, n. one who respects, ပုယူးထိုင်ပု
 လတ်, ပုပင်ကဲတံ; a respecter of persons, ပု
 ကွဲခိုင်လတ်ပုလတ်ခိုင်, လတ်အစု လီ ခိုင် ခိုင် ခါ ဖိး
 တံခိုင်နွဲတံခိုင်ခိုင်, အ ဆိ, ကွဲခိုင်ဆံး အါ စု ပု မဲ. See
 မ. ၁၀: ၃၄.

Re-spect'ful, a. ခိုင်ဖိးတံယူးထိုင်, ညှိနွဲယူးထိုင်တံ.

Re-spect'ing, prep. with respect to, concern-
 ing, တင်ပးဖိတ်, လတ်အဝဲ; as, his conduct re-
 specting us is proper, အတဲကဲပဝဲအတိုင်
 ပးဖိတ်ပုလတ်တိုင်; respecting the meeting,
 I have heard nothing, လတ်အခိုင်ပိုင်အဝဲနွဲ
 ယတံနွဲဟူတိုင်တံခိုင်တံခိုင်.

Re-spect'ive, a. having relation to something
 else, relative, လတ်အသးတံခိုင်အသးလတ်
 လတ်, တင်ပးဖိတ်တံခိုင်; pertaining to a par-
 ticular person or thing, တင်ပးဖိတ်အတိုင်
 ဝဲ; as, let each give according to his re-
 spective ability, မဲအဟိုင်တံခိုင်တံခိုင်အတိုင်
 ခိုင်ခိုင်ခိုင်အသး.

Re-spir'a-ble, a. capable of being breathed,
 လတ်ပထိုင်အိတ်; fit to be breathed, ကြးသီ
 အိတ်; as, respirable air, အခါဂု, လတ်ပထိုင်
 အိတ်, အခါလတ်ကြးသီအိတ်.

Rēs'pi-rā'tion, n. breathing, တံခိုင်, တံခိုင်ခိုင်
 အခါဖိတ်ထိုင်ကရံကရံ.

Re-spire', v. i. to breathe, inhale, သီ, သီထိုင်သီ
 လီ. —, *v. t.* to breathe, exhale.

Rēs'pite, v. t. to relieve by a pause, ဟိုင်အခါ
 လတ်အခိုင်ခိုင်တံခိုင်; to reprieve, stay an
 execution, သူးနုလတ်လတ်ခိုင်ညှိထံ, မပု
 ကွဲလတ်လတ်ထိုင်တံခိုင်; to grant delay of
 appearance at court; as, to respite a jury,
 ဟိုင်ခိုင်လတ်အခိုင်လတ်အခိုင်ဆိကတံခိုင်. —, *n.*
n. an interval of rest, a pause, တံ
 ခိုင်ကတံခိုင်တံခိုင်, တံခိုင်ခိုင်တံခိုင်; a delay of
 punishment, a reprieve, တံပင်နုပင်ထိုင်
 ထိုင်တံခိုင်ဘင်လတ်ခိုင်ညှိထံ, တံခိုင်ဆိကတံခိုင်.

Re-splēn'dence, Re-splēn'den-cy, n. brilliant
 luster, splendor. See RESPLENDENT.

do, wɔlf; fʉrl, rʉde, pʉsh; e.ɪ.ə. silent; ʃ as s; ʒh as sh; ġ as ǰ; ġ as in ġet; s as z; x as gz; n as in lingel .

Re-splēn'dent, *a.* shining very bright, ကိရိ
 ညိုကလင်, ကမ္ဘာကထင်ကထင်, အထွေကမ္ဘာ။

Re-spōnd', *v. i.* to answer, ကိးဆာ; to speak or
 write in return, reply, ကတိဆာ, ကွဲဆာ;
 to suit, fit, correspond, တင်လိပ်, တင်ဆေး။
 —, *v. t.* to satisfy by payment, ယှဉ်
 ခေပွား; as, the surety is held to respond to
 the judgment of the court, ပုထုပ်ဆေးတင်
 ယှဉ်အပွားရုံစံင်ညှိပဲခေပွား။

Re-spōn'dence, Re-spōnd'ing, *n.* an answering,
 တင်စီးဆာတင်။

Re-spōn'dent, *n.* one who answers, ပုကတိဆာ
 တင်; one who refutes, ပုကတိတိုတင်; *Law.*
 one who answers in a lawsuit, ပုကတိ
 ဆာကွတင်, ကတိပုဖွဲတင်။ —, *a.* answer-
 ing, responding, လာဆကတိဆာတင်။

Re-pōnse', *n.* an answer, a reply, တင်စီးဆာ, တင်
 ကွဲဆာ။

Re-spōn'si-bil'i-ty, *n.* the state of being re-
 sponsible or accountable, တင်ဝံတင် ဖိးစ
 စာလာဆပုဖွဲအိတသ့တင်။ See RESPONSIBLE.

Re-spōn'si-ble, *a.* accountable, liable, amena-
 ble, လာဆလိတင်ပု, လာဆကတင်မာ, မှီတမာတင်
 မီးတပုအခိတင်; able to discharge an ob-
 ligation, မိအခေပုလိအသီးအသီးနင်မာပဲသ့။

Re-spōn'sive, *a.* ready to answer, လာဆစီးဆာ
 တင်သ့ညှိ။

Rēst, *v. i.* to cease from action or labor,
 stay, အိပ်ကတိ, အိပ်ဘွဲ; to be quiet, အိပ်ဆိ,
 အိပ်ဂါ; to lie, repose; as, to rest on a
 bed, မံနီ, မံလီလီလီမံ; to lean on, သနုအ
 သး; as, to rest against a tree, သနုအသး
 လာသ့အလီ; to be placed on, အိပ်လာဆလီ,
 တင်တင်ဝံတင်အသး, တိပ်တိပ်အသး; to be fixed,
 settled, အိပ်ဂါပဲ; to abide, remain with,
 အိပ်ပဲဆိပဲ။ —, *v. t.* to lay at rest, ဝံ
 အိပ်ဘွဲ, ခုအိပ်ဘွဲ; to place, as on a sup-
 port, ခုသနု, ခုအိပ်ဘွဲလာဆလီ။ —, *n.* a
 resting-place, အိပ်ဘွဲလီ; that on which
 anything leans or is supported by, တင်သ
 နု, အတီ; that which remains, remainder,
 remnant, တင်အိပ်လီလဲ; others, တင်ခေပွား။

Rēs'tau-rant, *n.* an eating-house, အိပ်တင်အိတ်
 ခေတင်။

Rēs'tau-rā'teur, *n.* a restorator, ပုပာတင်တင်
 အိပ်တင်အိတ်ခေတင်တင်။

Rēst'ful, *a.* quiet, အိပ်ဆိပဲ; giving rest, လာဆခု
 အိပ်ဘွဲပု။

Rēst'-house, *n.* (*India.*) an empty house for
 travellers, a zayat, တင်အိပ်ကလီလာပုတ
 မှီအိပ်ဘွဲအလီ။

Rēst'iff, *a.* restive, stubborn, as a horse, လာ
 ဆတထဲတင်တင်, ဂုကုအခံတမိကသ့အသီး; un-
 easy, restless, as a sick person, သူဝံဂါ
 ဝဲ, မံတနုတင်။ See RESTIVE.

Rēst'iff-ness, *n.* restiveness. See RESTIVE.

Rēs'ti-tu'tion, *n.* the act of restoring some
 right or thing, ယှဉ်ကခါကုတင်လာဆဟံး နှိပ်;
 amends for a loss, indemnification, ယှဉ်
 ကုအစး, ယှဉ်ကုအလီ; that which is re-
 stored, အစး။

Rēst'ive, *a.* impatient, uneasy, အိပ်ဘွဲအသးတ
 သ့, အိပ်တမင်တင်; unwilling to go forward,
 stubborn, as a horse, နှိပ်, တထဲလာညှိ
 တင်, မိကသ့အသီး။

Rēst'less, *a.* unquiet, သူဝံသူဝဲ, အိပ်ဂုတမင်တင်;
 sleepless, မံတနုတင်, မံက နှိပ်ကနှိပ်။

Rēst'less-ness, *n.* uneasiness, agitation. See
 RESTLESS.

Rēs'to-rā'tion, *n.* restitution, recovery, re-
 turn, amends. See RESTORE.

Re-stōr'a-tive, *a.* လာဆမာချင်တိပ်ကု, မာဂုတိပ်ကု
 တင်ကမီးတတိုသ့။ —, *n.* ကသံင်လာဆမာချင်
 တိပ်ကုပဝံဂါပတိကမီးသ့။

Rēs'to-rā'tor, *n.* a restaurateur. See RESTAU-
 RATEUR.

Re-stōre', *v. t.* to give or bring back to the
 owner, return, ယှဉ်ကခါကုတင်ချဆကစာဆ
 အိပ်; to recover from decay or ruin, re-
 pair, renew, မာဂုတိပ်ကမီး, မာဖိအသိကမီး; to
 recover from disease, heal, cure, မာကျိ
 ကု; to make restitution, repay, ယှဉ်ကုအ
 စး, ယှဉ်ကုတင်ပုလီလီလီ။

Re-stōr'er', *n.* ပုမာဖိ restore မီးပဲအသီး။ See RE-
 STORE.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; dōne, fōr,

အတိတ်မှတ်သည့်၊ ဟိမ်းဆင်တတ်သည့်၊ အိပ်မီးတတ်တံခါးပေး
ယိတ်သည့်; as, a retentive memory, သားတိတ်မှတ်
တတ်သည့်; as, the retentive power of the stom-
ach, ကစုအိပ်မီးအစိအကမီးယားအကဟိမ်းဆင်တတ် ;
as, a body retentive of heat, တိတ်ယားအတိတ်
ယိတ်သည့်.

- Re-tén'tive-ness, *n.* See RETENTIVE.
- Rét'i-geñce, Rét'i-geñ-cy, *n.* See RETICENT.
- Rét'i-geñt, *a.* inclined to keep silent, reserved, taciturn, အတိတ်ကတိတ်တစ်ခါတစ်ရံ.
- Ré'ti-á-ry, Re-tic'ü-lar, Re-tic'ü-la-ted, *a.* full of holes like a net, ယိတ်ကစု, ကစု. *Anat.* မေးသားခိရုံတမကိဇာန်အသိမ်း, ခိရုံအသိမ်း.
- Re-tic'ü-lá'tion, *n.* net-work, or that which resembles a net, တိတ်မေးသားခိရုံအသိမ်း.
- Rét'i-cüle, *n.* မိတ်ခုပ်အထောင်ဒိယားအစိတ်ယားအစု, ညီနွှ်ထိတ်ခိရုံအသိမ်း.
- Rét'i-ná, *n.* (ခူးတနာ) ပထင်တိတ်အစိတ်ဂပ်(organ), ပခဲသင်တိတ်အစုအစုညီတတူတယားအကဲထိတ် ထာ အိမ်းပတံးနာဒ် (optic nerve) မိမ်းသထင်ထိတ်အသားထာအထိတ်ယားအစုတမိ.
- Rét'i-nüe, *n.* a suite, followers, attendants, ဖျားထာအစိတ်ဖျားခိရုံအသိမ်း.
- Re-tire', *v. i.* to retreat; as, to retire from battle, ဂုတုအသား, တုကခါတုအစုအထိတ်; to withdraw, depart, ဟားထိတ်အထိတ်; to go into a state of comparative privacy, အိပ်မိတ်ကဲ, ထဲအစုအထိတ်မိတ်ကဲ, တစုအထိတ်ထာထင်ထာဖျား ထာ ဂါထင်.
- Re-tire'ment, *n.* departure, seclusion, solitude. See RETIRE.
- Re-tir'ing, *a.* unobtrusive, reserved, ထာအထမေးဖျားထိတ်အထိတ်, ထာအထပတ်အသားကမေးကမေး; as, retiring manners, အထကဲတ်ပတံးအိပ်မီးတတ်ခိရုံအစုတမေးတမေး, တမေးဖျားထိတ်အထိတ်ထာထင်ထာထင်.
- Re-tórt', *v. t.* to throw back, ကွဲကခါတု; to answer back disrespectfully, ကထိတ်ထာထာတတ်မေးထိတ်ထာ; to return an accusation, အိပ်ကခါတု, ပတ်ထာတုတတ်ထာထင်; to bend or curve back, မေးကွဲကိတ်ထိတ်ထာ. —, *n.* a vessel used in distillation, တိတ်ကွဲထိတ်ထာဖျားဖျားထိတ်ထာ.

- Re-tór'tion, *n.* a repartee, an answer. See RETORT, *v. t.*
- Ré-toùch', *v. t.* မေးဂုထိတ်တုတတ်ထိတ်ထိတ်ထဲ.
- Ré-träçe', *v. t.* to retrace, trace back, တုကခါတုထာအထဲကွဲနွှ်ကခါ, မိတ်ဂုတု. (Tavoy.)
- Re-träct', *v. t.* to recall, recant, disavow, ထူးတုတတ်ကထိတ်ထာအကထိတ်ထာထင်ထာထင်; as, to retract a charge, ထူးတုတတ်ပတ်တတ်ထာထင်.
- Ré'trac-tä'tion, Re-träc'tion, *n.* See RETRACT.
- Re-tréät', *v. i.* to withdraw, retire, as an army, ဂုကခါတု, တုကခါတု. —, *n.* retirement, privacy, seclusion, တိတ်မိတ်ကဲ, တိတ်အိပ်ထာ; a place of retirement, a refuge, တိတ်ထိတ်မိတ်ကဲပေးကထဲအိပ်ထာ.
- Re-tréñch', *v. t.* to cut off, ကျိတ်ကွဲ; to pare away, ချွဲကွဲ; to lessen, diminish, မေးဂုထိတ်; as, to retrench expenses, မေးဂုထိတ်ထာထင်စု, မေးဂုထိတ်စု. —, *v. i.* to live at less expense, ထာထင်စုတတု.
- Re-tréñch'ment, *n.* abridgement, lessening, curtailment. See RETRENCH.
- Re-trib'üte, *v. t.* to requite, pay back; as, to retribute one for his kindness, ထုတ်ကခါတုတတ်မေးဂုထိတ်ထာထင်; to retribute to a criminal in proportion to his offence, ခိတ်ညီနွှ်မေးတတ်ထာထင်ထာထင်ထာထင်. (rare.)
- Rét'ri-bü'tion, *n.* repayment, requital, retaliation. See RETRIBUTE.
- Re-trib'-ü-tive, Re-trib'u-to-ry, *a.* repaying, ထာအထထုတ်ကခါတုတတ်, ထာအထထင်ထင်; as, retributive justice, ကျိတ်ထင်ထင်.
- Re-triëve'a-ble, *a.* recoverable, restorable, ထာပနွှ်တုထာ, ထာပထိတ်တုထာ.
- Re-triëve', *v. t.* to recover from loss or injury, regain, ထိတ်တုကခါ, နွှ်တုကခါ; as, to retrieve one's character, မေးထိတ်ထာအထထဲပတ်; to retrieve a fortune, မေးနွှ်တုကခါတတ်စုထိတ်ခိရုံခိရုံ.
- Rét'ro-çède, *v. t.* to cede or grant back, တုတ်တု. —, *v. i.* to go back, တုတ်တု.
- Ré'tro-cés'sion, *n.* See RETROCEDE.
- Ré'tro-düc'tion, *n.* a leading or bringing back, တိတ်ထာတု, တိတ်မိတ်တု.

á, é, ï, ò, ù, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, füll, wät; thère, veíl, tērm; píque; döne, fòr,

Rěv'i-vís'cence, Rěv'i-vís'cen-cy, *n.* renewal of life, တၢ်သမူထီၣ်က့ၤ.

Rěv'i-vís'cent, *a.* reviving, သမူထီၣ်က့ၤသ့,ဆူၣ်ထီၣ်က့ၤသ့.

Rěv'o-ca-ble, *a.* repealable, recallable, ဆၣ်တၢ်ကိးက့ၤဒါသ့,ဆၣ်တၢ်ထူးက့ၤဒါသ့.

Rěv'o-c'ation, *n.* recall, repeal. See REVOKE.

Re-vōke', *v. t.* to recall, annul, reverse, repeal, ကိးက့ၤကိး,ထူးက့ၤကိး,မၤကိးက့ၤတၢ်.

Re-vōlt', *v. i.* to renounce allegiance, rebel, ပူထီၣ်; to be grossly offended or shocked, (with *at.*) —, *v. t.* to overturn, ဒူးဆ့ၣ်ကွဲၣ်,ဒူးမၤကိးက့ၤ; to cause to turn away with abhorrence, ဒူးဆၣ်ကိးက့ၤထၢတၢ်သးဆၣ်အၢဆီၣ်ပုၤ,ထၢတၢ်သးဘ့အဆီၣ်ပုၤ. —, *n.* insurrection, rebellion, တၢ်ပူထီၣ်.

Re-vōlt'ing, *p. a.* abhorrent, offensive, ကညီၣ်ကျၢၣ်,လီၤသးဆၣ်အၢပုၤ.

Rěv'o-lū'tion, *n.* a violent change in government, တၢ်ပူထီၣ်ဒီးထဲလိၣ်ထံဒီးကိးဒါအတၢ်ခဲၣ်ညီၣ်ပၤဆၣ်တၢ်အလှၢ်အထီၣ်; the act of revolving, တၢ်တရံးအသး. See REVOLVE.

Rěv'o-lū'tion-a-ry, *a.* ဆၣ်ဘးဒီးတၢ်ထဲလိၣ်ထံဒီးကိးဒါအတၢ်ခဲၣ်ညီၣ်ပီတု.

Rěv'o-lū'tion-ize, *v. t.* to change, overturn, ဒူးကဲထီၣ်တၢ်ထဲလိၣ်; as, to revolutionize a government, မၤဟးဂီၤတၢ်ခဲၣ်ညီၣ်ပၤဆၣ်ထီၣ်လီၤသးဒူးကဲထီၣ်တၢ်အထီၣ်.

Re-vōlve', *v. i.* to turn round itself; as, the earth revolves on its axis, တီၣ်ခိၣ်တရံးအသးထၢအဝၣ်ခိၣ်ထီၣ်; to move round something else; as, the planets revolve round the sun, တီၣ်ထဲၤတရံးခုၣ်. —, *v. t.* to cause to turn, rotate, ဒူးထဲၤတရံးတၢ်; to turn over and over in the mind, reflect, ကျၢၣ်ကျၢၣ်ဆၣ်ကျၢၣ်,ဆိကခိၣ်ဆိကမးလီၤတၢ်လီၤဆဲး.

Re-vōlve'ment, *n.* reflection, consideration, တၢ်ဆိကခိၣ်ထံထံသးသး.

Re-vōl'ven-cy, *n.* revolving, revolution, တၢ်တရံးအသး.

Re-vōlv'er, *n.* a kind of fire-arm. See REPEATER.

Re-vūl'sion, *n.* a turning or drawing back, တၢ်

ထူးက့ၤ, တၢ်မၤကိးကိးက့ၤတၢ်; repugnance, hostility, တၢ်တဆဲၣ်ဒီး,တၢ်သးယ့. *Med.* တၢ်ထူးက့ၤတၢ်ဆါထၢလီၢ်တပူၤဆူၣ်ထီၣ်တပူၤစၢ်.

Re-ward', *v. t.* to render according to desert, repay, requite, ယ့ၣ်ဆါတၢ်အဝုၤပုၤဂ့ၤ,တၢ်တဝုၤပုၤဂ့ၤ,ဒ်အမၤတၢ်အသိးဖဲအကြးအဆၣ်; to give a present in consideration of service, ယ့ၣ်တ့ၣ်တီၢ်; to pay for service, ယ့ၣ်အဘူးအလဲ. —, *n.* that which is rendered according to desert, တၢ်ယ့ၣ်ဆါပုၤဒ်အမၤတၢ်အသိးဖဲအကြးအဆၣ်; a present made in consideration of service, ယ့ၣ်ဒီးတီၢ်ဒီး,တၢ်ခိၣ်ဖး; stipulated pay, wages, အဘူးအလဲ.

Rhăp'so-dist, *n.* one who writes, speaks or sings rhapsodies, ပုၤကွဲၣ်တၢ်ပုၤဂ့ၤ,ကတိၤတၢ်ပုၤဂ့ၤ,သးခိၣ်တၢ်ပုၤဂ့ၤ,ဒ် rhapsody ဖိးဖဲအသိး.

Rhăp'so-dy, *n.* a rambling composition or song, တၢ်ကတိၤထၢအဝုၤတဖၣ်တဖူလိၣ်ဒီးလိၣ်အသးဆၣ်; a portion of an epic poem recited at one time, ထါထၢပုၤထၢပုၤမၤတဘျီအဂီၢ်.

Rhēt'o-ric, *n.* (ခူးတီၤရံး) the art or science of speaking or writing correctly and eloquently, ခဲအ့ၣ် (science) တကလုာ်ထၢအသိၣ်လိပုၤထၢပကတိၤတၢ်ပုၤဂ့ၤ, ကွဲၣ်တၢ်ပုၤဂ့ၤ, လီၤတၢ်ဒီးကဆိၣ်ဒီးအဆဲးအထၢ; the power of persuasion or attraction, တၢ်သဆၣ်ထီၣ်ပုၤအခဲၣ်န့ၢ်. See ORATORY.

Rhe-tōr'ic-al, *a.* oratorical, persuasive, ဆၣ်ဘးဒီးခူးတီၤရံး,ထၢအသဆၣ်ထီၣ် ပုၤအခဲၣ်န့ၢ်. See RHETORIC.

Rhēt'o-rī'cian (-rīsh'an), *n.* a teacher of rhetoric, ပုၤထၢအသိၣ်လိပုၤတၢ်ဘးဒီးကတိၤတၢ်ပုၤဂ့ၤ, ကွဲၣ်တၢ်ပုၤဂ့ၤလီၤတၢ်; one who understands the rules of rhetoric, ပုၤတဂၤထၢအသ့ၣ်ညါန့ၢ်ပၢၢ်တၢ်ကျၢၣ်ဆၣ်ဘးဒီးကတိၤတၢ်ပုၤဂ့ၤ, ကွဲၣ် ထီၣ် ပုၤဂ့ၤ,လီၤတၢ်.

Rhē'um, *n.* a kind of plant, called also rhubarb, သ့ၣ်ဒိတကလုာ်.

Rheum (rūm), a thin watery humor, တၢ်ဆါတကလုာ်ထၢပညၢ် (glands) တဖၣ်ခဲၣ်ကြီးအထံဆါထီၣ်ကဲၣ်ဆိးဖိပနါဒူးအကျၢၣ်တဖၣ်ထၢပတၢ်တရံၣ် အဆိအသိး. See CATARRH.

dg, wolf; fūrl, rude, push; e.i.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; ŋ as in linger.

Rheu-mät'ic (r̥u-mät'ik), *a.* ဘဉ်းစားဖိတ်ဆီခွံနဲး၊
 အိန်ဖိတ်ဆီခွံနဲး၊ ဘဉ်းစားဖိတ်ဆီခွံနဲး*.
 Rheu'ma-tism, *n.* တံဆီခွံနဲး၊ တံဆီခွံနဲး*
 Rheu'm'y (r̥u'm'y), *a.* အိန်ဖိတ်ဆီ ဝါး ဝါး
 rheum. See RHEUM.
 Rhi-nö'g'e-rös, *n.* တာမိန်.
 Rhö'di-üm', *n.* a white metal, ဝါးတံဆီခွံနဲး
 လှိုင်၊ ဝါးတံဆီခွံနဲး၊ ဝါးတံဆီခွံနဲး
 Rhö'do-dên'dron, *n.* ဝါး (plant) တံဆီခွံနဲး
 ဝါးတံဆီခွံနဲး.
 Rhomb, Rhöm'bus, *n.* Geom. (ခွံတံဆီခွံနဲး) a de-
 viating square, တံဆီခွံနဲး၊ တံဆီခွံနဲး
 ဝါးတံဆီခွံနဲး၊ ဝါးတံဆီခွံနဲး
 Rhöm'boid, *n.* Geom. ဝါးတံဆီခွံနဲး
 ဝါးတံဆီခွံနဲး (oblique) ဝါး.
 Rhu'bärb, *n.* သွန်ဖိတ်တံဆီခွံနဲး၊
 တံဆီခွံနဲး၊ ဝါးတံဆီခွံနဲး
 See RHEUM.
 Rhyme (rim), *n.* ဝါးတံဆီခွံနဲး၊
 ဝါးတံဆီခွံနဲး. —, *v. t.* to versify, ဝါး
 တံဆီခွံနဲး၊ ဝါးတံဆီခွံနဲး.
 Rhym'er, Rhym'ist, *n.* a versifier, ဝါး
 တံဆီခွံနဲး.
 Rhyth, *n.* (ရီသမ) the measure of time in
 music, dancing or in poetry, တံဆီခွံနဲး
 တံဆီခွံနဲး.
 Rhyth'mic, Rhyth'mic-al, *a.* ဘဉ်းစား
 ဝါးတံဆီခွံနဲး.
 Rib, *n.* a side bone of the thorax, ဝါး
 တံဆီခွံနဲး; a piece of timber in the side of a ship,
 တံဆီခွံနဲး၊ တံဆီခွံနဲး
 Rib'ald, Rib'ald-ous', *a.* (rare) filthy, mean,
 low, base, တံဆီခွံနဲး၊ တံဆီခွံနဲး
 Rib'ald-ry, *n.* vulgar language, obscenity, တံ
 ဆီခွံနဲး၊ တံဆီခွံနဲး
 Rib'an, Rib'and, Rib'bon, *n.* တံဆီခွံ
 ဝါးတံဆီခွံနဲး၊ တံဆီခွံနဲး

Rib'bänd, *n.* Naut. (written also riband and
 ribbon), သွန်အိန်ဖိတ်တံဆီခွံနဲး၊
 Ribbed', *a.* furnished with ribs, အိန်
 ဝါးတံဆီခွံနဲး; marked by wales and channels,
 အိန်ဖိတ်တံဆီခွံနဲး
 Rice, *n.* the grain, paddy, ဝါး; the kernel
 cleaned, ဝါး; the kernel boiled, ဝါး.
 Rice'-bird, *n.* the paddy-bird, ဝါး
 ဝါးတံဆီခွံနဲး
 Rich, *a.* wealthy, opulent, တံဆီခွံ
 ဝါးတံဆီခွံနဲး; costly, valuable, တံ
 ဆီခွံနဲး; as, rich dress, တံဆီခွံ
 ဝါးတံဆီခွံနဲး; abundant, ဝါး; as, a rich mine of sil-
 ver, တံဆီခွံနဲး
 Rich'es, *n.* wealth, opulence, plenty, တံ
 ဆီခွံနဲး
 Rich'ly, *adv.* truly, really, ဝါး
 လာတံဆီခွံနဲး.
 Rich'ness, *n.* opulence, abundance, fertility.
 See RICH *a.*
 Ri-çin'ic, *a.* of or pertaining to the castor-oil
 plant, တံဆီခွံနဲး
 Ri-çin'ic-äç'id, *n.* တံဆီခွံနဲး
 See CASTOR-OIL.
 Rick, *n.* a small stack. a pile, တံ
 ဆီခွံနဲး; as, a hay-rick, တံ
 ဆီခွံနဲး; a paddy-rick, တံ
 ဆီခွံနဲး
 Rick'ets, *n.* တံဆီခွံနဲး
 Rick'et-y, *a.* affected with rickets, အိန်
 ဝါးတံဆီခွံနဲး; weak, imperfect, တံ
 ဆီခွံနဲး
 Rid, *v. t.* to free, deliver, ဝါး
 တံဆီခွံနဲး; as, disencumber, ဝါး

ä, ê, i, ö, ü, y, long; ä, ě, ĭ, ō, ŭ, ŷ, short; câre, fär, läst, fall, whät; thêre, veil, têrm; pîque; dône, fôr,

to rid one's self of care, ဒုးဟးထီၣ်ကွံၣ် တၢ်
ဆၢၣ်ထီၣ်ဆၢၣ်ဘိ; to get rid of, to free one's
self from, မၤပူၤဖျးအသး.

Rid'dance, *n.* deliverance, freedom, escape,
တၢ်ပူၤဖျး, တၢ်မၤပူၤဖျး; as, riddance from
trouble, တၢ်ပူၤဖျးထၢကထီၣ် တၢ်မၤတံၣ်တၢ်ပူၤ.
See RID, *v. t.*

Rid'dle, *n.* a coarse sieve, ဗုဂုၤ, ဂုၤ; an enigma,
တၢ်ဒြးပံၣ်ဒြးဒြး; a puzzling question or state-
ment, တၢ်သထီၣ်ဘျၣ်ထၢပနီၣ်ပၢၢ်ကီ. —, *v. t.*
to sift, ပံၣ်, တစ့; to perforate with small
holes, မၤဒီးဒီးအပူၤဒိတပူၤတပူၤ.

Ride, *v. i.* to be supported in motion, as
on a horse, ဒီးကသ့ၣ်, as in a carriage,
ဒီးလ့ၣ်, ဒီးလ့ၣ်ကတၢ်. —, *n.* an excursion
on horse-back or in a vehicle, တၢ်ဒီးကသ့ၣ်,
တၢ်ဒီးလ့ၣ် ဒီးတၢ်ဒီးန့ၣ်တဖၣ်; a road, a riding,
ကွဲၤထၢပဒီးကသ့ၣ်အဂီၢ်. See RIDE, *v. i.*

Rid'er, *n.* one who rides, ပုၤဒီးကသ့ၣ်, ပုၤဒီးကဆိဒီး
ဆၢၣ်ဒိကီၢ်ဒိအဂၤ, ပုၤဒီးလ့ၣ်ကတၢ်.

Ridge, *n.* the top angle of a roof, သဒိမိဒိ; a
range of hills, တၢ်လူၢ်မိၣ်; a large ridge of
earth, ကျၢၢ်, လူၢ်မိၣ်; thin ridges, အကနူၤတ
ဖၣ်. —, *v. t.* to form ridges, ဒုးကဲ ထီၣ်ဆ
ဂ့ၢ်တဂ့ၢ်တဂ့ၢ်, မၤကကျၢၢ်ထီ.

Ridge'-pole, *n.* သဒိမိ.

Rid'i-cūle, *v. t.* to deride, burlesque, banter,
မၤနံၤတၢ်ဆၢၣ်ထီၣ်ပုၤ, မၤတစီတပါ. —, *n.* deri-
sion, raillery, jeer, jibe. See RIDICULE.

Ri-dic'ū-loūs, *a.* ludicrous, laughable, droll,
ကြၢးတၢ်နံၤတၢ်ဆၢၣ်ထီၣ်, ထၢဆလီၤနံၤတၢ်ဆၢၣ်ပုၤ; as, his
behavior was ridiculous, အတၢ်ဖံးတၢ်မၤန့ၣ်ပ
ကြၢးနံၤတၢ်ဆၢၣ်ထီၣ်, အတၢ်ကဲးပဝၣ်လီၤနံၤတၢ်ဆၢၣ်ပုၤ.

Ri-dic'ū-loūs-ness, *n.* တၢ်ကြၢးတၢ်ဆၢၣ်ထီၣ်နံၤတၢ်ဆၢၣ်
ထီၣ်. See RIDICULOUS.

Rid'ing, *n.* a road for riding, ကွဲၤထၢပုၤဒီးတၢ်ဆ
ဂီၢ်; the act of one who is carried on an
animal or in a carriage, တၢ်ဒီး. —, *a.*
used for riding or travelling, ဆၢၣ်ဘးဒီး
ပဒီးကသ့ၣ်; as, a riding-coat, a riding-habit,
ဆုထၢပဒီးကသ့ၣ်အဂီၢ်.

Rife, *a.* prevailing, prevalent, abounding, ခါ,

ခါဝဲဂီၢ်ဝဲ; as, the small pox is rife in the
city, ထၢၢ်, (မရီၢ်) ဒိၣ်ခါခါကလဲၣ်ထၢၢ်ပုၤ.

Riff'rāff, *n.* sweepings, refuse, တၢ်ကြၢးတၢ်ဆၢၣ်ထီၣ်
ကွံၣ်ဒီး, တၢ်တမိၣ်တထီၣ်ဆၢၣ်; low, vulgar peo-
ple, ပုၤတမိၣ်တထီၣ်ဆၢၣ်.

Ri'fle, *v. t.* to snatch away, rob, plunder,
ဂုၣ်န့ၣ်, ဖိၣ်န့ၣ်, တမိၣ်တမိၣ်န့ၣ်; as, you have
rifled my master, န့ၣ်ဂုၣ်ကထီၣ်ယကစၢ်အတၢ်.
—, *n.* ကျိထၢအပူၤဒိၣ်ဒီးအခါ, ဒိၣ်ဒီးအကျိ.

Rift, *v. t.* to cleave, split, သ့ၣ်ဒးထဲၤထီၣ်, အဲးထီၣ်.
—, *n.* a cleft, a fissure, တၢ်ထဲၤထီၣ်, တၢ်
သ့ၣ်ဒးအပူၤ.

Rig, *v. i.* to dress oddly or ludicrously, ကုတၢ်သိး
တၢ်, ကယၢကထဲတၢ်လီၤဆိ; as, he was rigged
out with a feather in his cap, အဝဲကယၢက
ထဲထီၣ်အသးထၢထီၣ်အဆၢၣ်အဒီးထၢအမိၣ်သလး; to
fit a ship with its tackling, ကထဲၣ်ကတီၢ်ကတီ
အယၢထီၣ်အပံၣ်ဒီးဆိၣ်ဒီး. —, *n.* the manner
of fitting the rigging to a ship, တၢ်ကထဲၣ်
ကတီၢ်ကတီၢ်အယၢထီၣ်အပံၣ်ဒီးဆိၣ်ဒီးအမိၣ်; a play-
ful trick, တၢ်မၤတံၣ်တၢ်ပူၤထၢတၢ်လိၣ်ကွဲၤအပူၤ.

Rig'ging, *n.* dress, တၢ်ကုတၢ်သိး; the tackling of
a ship, ကတီၢ်အပံၣ်ဒီးဆိၣ်ဒီး.

Right (rit), *a.* straight, ဘျၢ, လီၤ; equitable, just,
according to the will of God, အတီအလီၤ,
ဆၢၣ်ဝဲလီၤဝဲ; true, အမ့ၢ်အတီ; suitable, prop-
er, အကြၢးအဆၢၣ်; the opposite of left, ထွဲ;
as, the right hand, ခုထွဲတမိ. —, *n.*
conformity to truth and justice, တၢ်ဆ
မ့ၢ်အတီ, အတီအလီၤ; a just claim, owner-
ship, title, တၢ်ဆၢၣ်ဘး, တၢ်ကြၢးပၢတၢ်ဆၢၣ်ဝဲ; *pl.*
rights, personal rights, အကျိၢ်; as, his,
our, or others rights, အကျိၢ်, ပကျိၢ်, ပုၤတၢ်အကျိၢ်.
—, *v. t.* to make right or straight,

မၤလီၤကုတၢ်တလီၤဆၢၣ်; to set upright, ဝၣ်
ထီၣ်ထူၣ်ဘျၢ; to do justice to, မၤလီၤကုတၢ်
တတီၢ်တလီၤဆၢၣ်. —, *v. i.* to become up-
right, when drawn to one side, လီၤကုတၢ်
သး. —, *adv.* in a right or straight line,
directly, ခၢၢ်ဆၢၣ်တီၣ်ထီၣ်; properly, ဝဲအကြၢး
အဆၢၣ်; truly, မိၣ်အမ့ၢ်အတီ; justly, မိၣ်အတီအ
လီၤ; very, extremely, မး, နးမး, မိၣ်မး; as,
right good, ဂုၤမး; right bad, အမး, အမိၣ်

dg, wɔlf; fūrl, rʉde, pʉsh; e.i.o. silent; ʄ as s; ʃh as sh; ǰ as ʃ; ǧ as in ǧet; ʂ as z; x as gz; n as in lingei.

မး; prefixed to titles; as, Right Reverend, အမံးအသံးတံးဘးဒီးအလီၤအကျဲ.

Right'-an'gle, *n.* နာၣ်လီၤ.

Right'-an'gled, *a.* အိၣ်ဒီးအနာၣ်လီၤ.

Right'eous-ness, *n.* rectitude, justice, holiness, တၢ်တီၢ်တၢ်လီၤ,တၢ်ဖိၣ်.

Right'ful, *a.* having a just claim, ကြးဒီးန့ၢ်တၢ်; as, the rightful heir to the throne, ပှၤကြးဒီးန့ၢ်သါဖိၤပၤအလီၤ; honest, just, အတီၢ်အလီၤ; as, a rightful cause, တၢ်အဝုၢ်အတီၢ်အလီၤ.

Right'ful-ness, *n.* justice. See RIGHT.

Right'-händ'ed, *a.* ညီၣ်န့ၢ်မၤတၢ်လၢအစုၣ်တဲဒိ.

Right'-heart'ed, *a.* right-minded, အသးဝုၤ, အသးတီၣ်လီၤဝဲ.

Rig'id, *a.* stiff, inflexible, ကိၤ,အိၣ်; strict, stringent, unyielding, austere, ဗံး,သးတကခိကမိတၢ်,သးဂၢ်ကျၢၤ.

Ri-gid'i-ty, Rig'id-ness, *n.* stiffness, inflexibility. See RIGID.

Rig'ma-röle, *n.* nonsense, foolish talk, တၢ်ကတိၤတလီၤတၢ်, လၢအတစုၣ်လိၣ်ဒီးလိၣ်အသး,တၢ်ဗဲၤလၢပနၢ်အီၤတသ့.——, *a.* foolish, nonsensical, တၢ်ဘးဒီးတၢ်တလီၤတၢ်တၢ်, လၢပနၢ်အီၤတသ့တၢ်.

Rig'or, *n.* rigidity, stiffness, တၢ်တစၢ်တၢ်, တၢ်အိၣ်; chilliness with contraction of the skin and trembling, တၢ်ဒိၣ်အသး,တၢ်ကနိးအသး; stiffness of temper, sternness, harshness, သးကိၤ,သးကီ; firmness, strictness, ဗံးဝဲ,တၢ်အဂၢ်အကျၢၤ; severe cold, တၢ်ဒိၣ်ဒိၣ်ကဲဝဲ.

Rig'or-ous, *a.* exact, strict, rigid, severe, harsh, လီၤတၢ်,ဗံး,တစၢ်လီၤကျဲတၢ်; extremely cold, တၢ်ဒိၣ်ဒိၣ်.

Rig'or-ous-ness, *n.* severity, exactness. See RIGOROUS.

Rill, *n.* a rivulet, a small brook, a streamlet, ဝံကျိၣ်.

Rim, *n.* the border or edge of a basin, the brim, ကနူၤ, ကျိၤ; a thick rim, as of a boat, မိၣ်ဂူ; rim of the ear, နၢ်ကဘျဲး, နၢ်ကျဲ.——, *v. t.* to furnish with a rim, မၤလဲၣ်တၢ်ကနူၤလၢအဂၢ်,တုၤအီၤအိၣ်ဒီးအကနူၤ, အိၣ်ဒီးအမိၣ်ဂူ.

Rime, *n.* hoar frost, ညှၣ်လီၤသကကၤ.

Ri-möse', Ri'möus, *a.* full of chinks, chinky, အိၣ်ဒီးတၢ်အထဲၤအါ,အိၣ်ဒီးတၢ်အကထးအါ,ဒိသ့ဒိးအသး.

Rim'ple, *n.* a fold or wrinkle, တၢ်ဆံးနူး.——, *v. t.* to rumple, wrinkle, မၤဆံးနူးတၢ်. See RUMPLE.

Rind, *n.* the exterior of fruit, peel, skin, တၢ်သ့အံး; the outer covering of a tree, the bark, သ့အံး.

Ring, *n.* a circular line, a hoop, a circle, တၢ်အကျိၤ; a finger-ring, ပသံး.——, *v. i.* to sound as a bell, သိၣ်ဒိၣ်လဲၣ်သိၣ်အသး; to be filled with the fame of, ဟူၣ်တၢ်လီၤ; as, the whole city rings with his fame, အမံးအသ့ဟူၣ်တၢ်လီၤသကူၤဝုၤ.——, *v. t.* to cause a bell to sound, ကြးသိၣ်ဒိၣ်လဲၣ်,ထူးသိၣ်ဒိၣ်လဲၣ်; to make a noise like the ringing of a bell, မၤသိၣ်တီၣ်တံ.

Ring'-fin'ger, *n.* third finger of the left hand, စုၣ်ဒီးထၢစုၣ်တဲဒိ,စုၣ်သဗဲၤဒီးစုၣ်ထၢစုၣ်တဲဒိ.

Ring'-lead'er, *n.* the leader of a mob of rioters, ပှၤဆူၤတၢ်လုၣ်သ့ၣ်ခါပတၢ်တၢ်သိၣ်တၢ်သိ.

Ring'-streaked', *a.* circularly streaked, တီၤတူၢ်တီၤတူၢ်,တီၤပျဲးတီၤပျဲး,ကံၣ်တပလုၣ်တပလုၣ်; as, a ring-streaked goat, ခဲၣ်ထဲၤထဲၤလၢအကံၣ်တပလုၣ်တပလုၣ်.

Ring-worm, *n.* ဖိ.

Ring'let, *n.* a curl of hair, မိၣ်သူၤလၢအတက့ၢ်တထီ; a small circle, တၢ်ကမိၤဒိ. (rare.)

Rinse, *v. t.* သ့သပှၤ,သ့ကပှၤ.

Ri'ot, *v. i.* to revel, မၤခုၣ်အသးလၢမုၢ်ပှၤပှၤ, မၤအသးတလၢတလီၣ်; to feast luxuriously, အိၣ်လုၣ်ကိၤအိၣ်လုၣ်ကိၤ; to act without control, မၤဝဲဝဲအသးပလီၤ; to raise an uproar or sedition, ပူၣ်တၢ်အိၣ်ဒီးတၢ်သိၣ်တၢ်သဲ.

Ri'ot, Ri'ot-ing, *n.* luxurious feasting, တၢ်အိၣ်လုၣ်ကိၤအိၣ်လုၣ်ကိၤ; an uproar, a tumult, တၢ်ပူၣ်တီၣ်,တၢ်ကိးကထးကထး.

Ri'ot-ous, *a.* wanton, unrestrained, luxurious. See RIOT, *v. i.* and *n.*

Rip, *v. t.* to divide by tearing or cutting, ဖိၣ်သံၣ်တၢ်, မိၣ်ဝဲၣ်ကွဲၣ်တၢ်; to lacerate, ထူး

ä,ê,î,ô,û,ÿ, long; ä,ë,ï,ö,ü,ÿ, short; cäre, fär, läst, fall, what; thère, veïl, tèrm; pique; döne, för

တၢ်,ကွၢ်တၢ်; to rip open, as a seam, မၤလီၤ
ညးတၢ်; to rip off, as the skin of a beast,
အိၣ်ကွၢ်, သးတၢ်ကွၢ်; to rip up or off, as a
floor or the shingles of a roof, အိၣ်ကွၢ်.
——, *n.* a tear, a rent, laceration, တၢ်
ဗြိဝံၣ်.

Ripe, *a.* brought to perfection in growth, ma-
ture, ဝံ, ပှ်, ရိး; as, ripe fruit, တၢ်သၢ်အဝံ, တၢ်
သၢ်အပှ်; as, ripe paddy, ဘုရိး; advanced
to perfection, completed, finished, သ့,
ထၣ်; as, a ripe scholar, ပှ်သ့ထံၣ်, ပှ်အသ့
အထၣ်; prepared for, ကထံၣ်ကတိၤထံ; as,
one ripe for heaven, သးအိၣ်ကထံၣ်ကတိၤထံ
သၢ်မူခိၣ်အဂီၢ်ထံ.

Rip'en, *v. i.* to grow ripe, mature, as grain or
fruit, ရိးထီၣ်, ဝံထီၣ်, ပှ်ထီၣ်; to be fitted or
prepared for, ထၣ်ထီၣ်ထံ, ဝှ်ထီၣ်ထံ, အိၣ်ကထံၣ်
ကတိၤထံသးထံ. ——, *v. t.* to make ripe, ဒုးဝံ
ထီၣ်ပှ်ထီၣ်; to fit or prepare, ကထံၣ်ကတိၤတၢ်.

Ripe'ness, *n.* See RIPE, *a.*

Rip'ple, *v. i.* to fret on the surface, as water,
ထံဝးသထံၣ်သထၣ်, ထံဝးစဲး ပံၣ်စဲးပိး. ——, *v. t.*
ဒုးတူးဝးထံဝးခိၣ်. ——, *n.* a little curling
wave, သပိၣ်သဝံးအသး.

Rip'plet, *n.* a small ripple, ထံသဝံးပိ.

Rise, *v. i.* to get up, ဝဲ, သၢ်ထီၣ်; as, to rise
from a bed or chair, ဝဲ, သၢ်ထီၣ်သၢ်ထီၣ်ဝံ
ခိၣ်, ဝဲ, သၢ်ထီၣ်သၢ်ထီၣ်ဆၢၣ်ဒီးထီၣ်; to ascend in
any manner, ထီၣ်, ဝဲထီၣ်, ဝှ်ထီၣ်, ကစီၤထီၣ်;
as, the sun rises, ဝှ်ထီၣ်; as a bird rises
in the air, ထီၣ်ဝှ်ထီၣ်ဆူတၢ်ဖးဖိ; the river
will rise after the rain, ထံကစီၤထီၣ်သၢ်တၢ်
ခိၣ်; to advance in rank, fortune or
favor, အလီၢ်ခိၣ်ထီၣ်ထီၣ်ထီၣ်; to have its
source in; as, rivers rise in lakes or
springs, ထံကျိကထီၣ်ဝဲထံကွၢ်ပှ်ဒီးထံထီၣ်
ပှ်ထီၣ်ပၢၢ်အပှ်.

Rise (ris), *n.* elevation or degree of ascent, အထီ,
အကစီၤထီၣ်; source, origin, အခိၣ်ထံ, တၢ်ကဲ
ထီၣ်အလီၢ်, တၢ်ထီၣ်ထီၣ်, အခိၣ်ထံ. See RISE.

Ris'i-bil'i-ty, Ris'i-ble-ness, *n.* See RISIBLE.

Ris'i-ble, *a.* having the faculty of laughing,
န့ၣ်သ့; as, man is a risible animal, ပှ်ကညိ

န့ၣ်မ့ၢ်ခိၣ်န့ၣ်မ့ၢ်သ့တကလုၣ်; laughable,
exciting laughter, သၢ်အဒုးန့ၣ်ပှ်, သၢ်အဒုးန့ၣ်
ပှ်သ့.

Ris'i-bles, *n.* the organs of laughter, အိၣ်ကဲတဖၣ်
(organs) သၢ်ပှ်န့ၣ်အဂီၢ်.

Ris'ing, *n.* a tumor or boil, တၢ်ဝှ်. See RISE, *v.*

Risk, *v. t.* to hazard, jeopardize, peril, ထၣ်ထီၣ်ထံ
အလီၢ်အိၣ်န့ၣ်သက့မၤကွၢ်ဝဲ; as, to risk one's
life in battle, သၢ်တၢ်ဒုးသုးသံၣ်အပှ်ထီၣ်ထီၣ်
ထၣ်ဘျီတၢ်အလီၢ်အိၣ်သန့ကွၢ်ဒုးကွၢ်ဝဲ. ——, *n.*
danger, peril, hazard, တၢ်ထၣ်ထီၣ်ထၣ်ဘျီအ
လီၢ်; to run a risk, to risk, ထၣ်ထီၣ်ထၣ်ဘျီ
အလီၢ်အိၣ်, သန့ကွၢ်မၤဝဲ; to take a risk, to
assume danger. See INSURE.

Rite, *n.* a religious ceremony or usage, တၢ်အ
သန့, တၢ်အလုအလၢ်; as, the rites of the
Israelites were numerous and expen-
sive, ပှ်အိၣ်ခမူဒီးတဖၣ်အသန့အိၣ်ခါဒီးသၢ်
စ့ခါ; funeral rites are different in differ-
ent countries, တၢ်အလုအလၢ်ထၣ်ပးဒီးပှ်
လီၤပှ်သံလီၤထီၣ်တကီၢ်ဒီးတကီၢ်.

Rit'ū-al, *a.* pertaining to rites, ထၣ်ပးဒီးတၢ်အ
သန့, အလုအလၢ်. ——, *n.* a book of relig-
ious ceremonies, ထံၣ်အိၣ်ဒီးတၢ်အသန့, အလု
အလၢ်သၢ်ပှ်တၢ်န့ၣ်ဝဲ.

Rit'ū-al-ist, *n.* ပှ်သၢ်အတၢ်န့ၣ်တၢ်အသန့အလုအလၢ်
တၢ်, ပှ်သၢ်အခိၣ်ဒီးတၢ်အသန့ခါ.

Ri'val, *a.* competing, emulating, သၢ်အပြာတၢ်
ပြာတၢ်. ——, *n.* a competitor, ပှ်ပြာတၢ်ပိ,
ပှ်ပြာလိၣ်အသး.

Ri'val-ry, Ri'val-ship, *n.* competition, rival-
ship, တၢ်ပြာတၢ်ပြာ, တၢ်ခိးထဲသိးလိၣ်အသး.

Rive, *v. i.* to be split or rent, သ့ၣ်ဖး. ——, *v. t.*
to split, cleave, rend, ထီၣ်သ့ၣ်ဖး.

Riv'er, *n.* ထံကျိ.

Riv'er-hôrse, *n.* the hippopotamus, ကသ့ၣ်ထံ,
တၢ်ခိၣ်ထံ.

Riv'er-wâ'ter, *n.* ထံကျိအထံ.

Riv'et, *n.* a pin or bolt fastened at both ends,
ထၣ်အဘိသၢ်အခိၣ်ဒီးအခိၣ်ကဲ မိၣ်သၢ်ဝဲ
ဆဲးဃာ်ကျၢၤတၢ်ဝဲဒီးပှ်န့ၣ်ကဲဒီးအခိၣ်အကဲမိၣ်
သိးအသ့တသ့ကွၢ်အသးဆူအံၤဆူန့ၣ်တဂ့ၢ်. ——, *v. t.*
to fasten with a rivet, မၤကျၢၤတၢ်, ဝဲဃာ်တၢ်
သၢ်rivet;

do, wôlf; fûrl, rûde, pûsh; e. i. o. silent; ç ass; çh ass; ç as j; ç as in çet; ç as z; ç as gz; n as in linger.

as, to rivet two pieces of iron, ခဲကျားဆင်
ထေးခံ့ဘွဲ့; to make firm or enduring, မာ
ဂါးမကျားတော်; as, to rivet friendship,
မာဂါးမကျားတော်ဆင်လိင်ကွဲလိင်.

Riv'ü-let, *n.* a brook, a streamlet, a rill, ဝံကျိ
ဖိ. See RILL.

Röach, *n.* a kind of insect, a cockroach, စိလီ,
စိတား; a kind of fish, ညှဉ်ကားထီးတကလှင်.

Röad, *n.* a public passage, a highway, ကျဲ;
an anchorage, a roadstead, တာ်အလီဝဲပွ
ကဘိမိကွင်လီ၊ နိုင်သကု၊ အလီဝဲ.

Röad'stëad, *n.* See ROAD, 2nd, *def.*

Röam, *v. i.* to range, wander, ramble, rove,
ထဲ၊ ဝှေး၊ တေး၊ ဝှေး၊ တေး; as, the wolf and savage
roam in the forest, ထွံင်မံးဒီးပွမံးစကုင်ထဲ၊ ဝှေး
စိ၊ လာပွင်လံာ်ကျိ.

Röan, *n.* sorrell or black with white or gray
spots, ထာ်အလွဲ၊ သူအိန်ဒီးအစံင်ပိန်ဝါ. —, *n.*
a roan horse, ကသုင်အဂီ၊ မွဲ၊ ဝှေး၊ ကသုင်အသုမု
ဝှေး၊ ထာ်အစိန်ဒီးအစံင်ပိန်ဝါ; a roan color,
အလွဲ၊ တကလှင်. See ROAN, *a.*

Röar, *v. i.* to make a loud voice or noise, as a
lion or a tiger, ကညီ၊ ပသုကညီ; as a storm,
ကထံ၊ တလွဲ၊ ကထံ၊ တပျင်တော်; as a fire, or as
waves of the sea, သိပ်ထိပ်; to cry aloud,
ကီးပသုထိပ်အုင်အုင်.

Röast, *v. t.* ကပ်, ဆိ, ဆိမံဆိထဲ.

Röb, *v. t.* to plunder, pillage, despoil, ဝှင်, ဝှင်
န့၊ တမုင်န့.

Röb'ber, *n.* a plunderer, a freebooter, ပွ၊ ဝှင်
ဆုင်ပျီဆုင်, တမု၊ တမုင်.

Röb'ber-y, *n.* theft by force, pillage, plunder,
တာ်ဝှင်ဆုင်ပျီဆုင်, တမု၊ တမုင်တော်. See ROB.

Röbe, *n.* an outer garment for man or woman,
a dress, ဆုက၊ ဖေထီလ၊ မိင်ရုင်အဂီ၊ မွဲ၊ ဝှေး၊ ထာ်မိင်
အဂီ၊ မွဲ၊ ဝှေး; a dress of state, rank or office,
ဆုက၊ ဖေမိင်ဒီးထီထာ်ပွ၊ စံင်ညှဉ်ကွဲ၊ ဒီးပွ၊ အမိင်
အဂီ၊ တနီ၊ သီးဝဲ. —, *v. t.* to put on a robe, သီး
ထီင်ဆုက၊ ဖေမိင်ဒီးအသီး; to array, dress, က
ယာကထဲထီင်; as, fields robed with green,
တာ်ပျီတမုင်ထီင်ကယာကထဲအသီးဒီးမိင်ဆိပ်ထီင်
ထာ်ထာ်အလီ.

Röb'in, *n.* ထီင်ထာ်အပွ၊ ဝဲရင်မေးဒီးအသီးနီ၊ ပွင်၊ တကလှင်.

Ro-büst', *a.* strong, vigorous, hearty, hardy,
ဆုင်, ဆုင်ဒီးထီင်; as, a robust youth, ပွ၊ သးခါ
အဂီ၊ ဆုင်ထီင်ဆုင်တဂါ.

Ro-büst'ness, *n.* strength, soundness, vigor.
See ROBUST.

Röck, *n.* a large and heavy mass of stone, လွ,
ထာ်ဖေးဒိန်; a defence, a support, a refuge,
တာ်သန့၊ အတိင်အတင်, တာ်ပွ၊ မွဲ၊ အလီဝဲ. ထာ်ထီင်
အပွ၊ ခရိုင်ဘုင်ပိလီ၊ အသးထာ် rock ထာ်အမု၊ တာ်
ပွ၊ မွဲ၊ အလီဝဲ, တာ်ထီင်သးဒီးတာ်ဒီး န့၊ တစုင်
အဆိ. —, *v. t.* to cause to move backwards
and forwards, ဒူးဝး; as, to rock a cradle,
ထီင်ဝးစုင်. —, *v. i.* to be moved back-
ward and forward as a boat, ကျံင်ကျိုင်,
လွ, လွထဲ.

Röck'er, *n.* one who rocks, ပွ၊ ထီင်ဝးတာ်တဂါ;
the curving piece of wood on which a
cradle or chair rocks, အမိင်ဝး.

Röck'er-y, *n.* တာ်ထီင်မိလ၊ ပွ၊ မာဝဲထာ်ထာ်ဒီး
ထီင်မိင် ထာ်သုင်မိ, မိ, ဒီးတာ်ဒီးန့၊ တစုင်ကဲထီင်
ထာ်အလီ၊ ဒီး မာမံမာထာ်အဂီ.

Röck'et, *n.* (ရီကုး) fireworks, တာ်ထီင်ကွဲ
တာ်ထာ်စုင် အပုင်ဆုင်ဝဲ, အကွဲအဂီ၊ အခါမံး
အခါကလှင်, ဒီးအကမိင် ကဲထီင်အသး
သုအသီးစာ၊ ဘာ်အိ၊ ထာ်သုင် အဘိ
ဒီး ထွင်ပွ၊ ထီင်အိ၊ ဆုတာ်ဖေးမိလ၊ တာ်ဒီး
ကျိ.

Röck'i-ness, *n.* See ROCKY.

Röck'ing-châir, *n.* ထီင်ဆုင်နီ၊ ထီင်ဝး.

Röck'less, *a.* ထာ်ဖေးထွဲ၊ တမုင်တဂါ.

Röck'-oil, *n.* ချိုင်နီ. See PETROLEUM.

Röck'-salt, *n.* mineral salt, အံသုင်ထာ်,
အံသုင်ထွင်.

Röck'y, *a.* full of rocks, ထီင်ပွဲ၊ ဒီးထာ်,
ထီင်ဒီးထာ်ခါ; as, a rocky mountain, ကစာ်
ထီင်ဒီးထာ်ခါ; hard like a rock, ကိမေး;
obdurate, unfeeling; as, a rocky bosom, သး
ကိ.

Röd, *n.* a branch or twig, သုင်အခွတဘိ;
a long stick, နိုင်ထီး, နိုင်ထီ; an instrument of cor-
rection, နိုင်ထီ, နိုင်ထွတဘိ; as, "I will chas-
ten him with the rod of men," ထကထီင်ထီင်
ထီထာ်ပွ၊ ကညီအနီ၊ တဘိ; a staff of authority,
နိုင်ထီထာ်အမု၊ တာ်မိတာ်ကမိ၊ အတာ်ပနီ;
a measure of length, a perch, a pole, တဆံ
တပျိုင်; a weaver's rod, တဘိ, တဘိထွင်ထွင်.

Röd'o-mont-âde', *n.* vain boasting, vaunting,

ä, ê, î, ô, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, fall, whät; thêre, veïl, têrm; pique; dône, fôr,

rant, တပ်အသားကမာလာ, တပ်ကတိကမာအကိပ်, တပ်ကတိပတြာအသား. —, *v. i.* to boast, brag. See BRAG.

Rõe, *n.* a female deer, တာယုင်တကြွေအမိ; the eggs or spawn of fish, ညှပ်အခိုင်.

Rõe'bück, *n.* a small species of deer, တာယုင်အခါ.

Rogue (rög), *n.* a rascal, a knave, a cheat, ပုလဲအခါ အထိ, ပုကဘုံးကဘျင်တပ်, ပုလဲနိုတပ်; one who is mischievous or frolicsome, ပုညီနိုလိပ်ကွဲတပ်အါ, သူဌိသားညီမိအိုင်တပ်လိပ်ကွဲ.

Rõgu'er-y, Rõgu'ish-ness, *n.* cheating, knavery, တပ်လိတပ်ဝှေ့, တပ်အိပ်ကဘုံးအိပ်ကဘျင်တပ်; waggery, mischievousness, sly tricks, တပ်ကမဲ့ကစိပ်, တပ်မာလိနိုတပ်ခပ်လဲဝှေ့နားမေးထာ တပ်ခူသွင်အပူ.

Rõgu'ish, *a.* knavish, ညီနိုလိတပ်ဝှေ့တပ်; playing tricks, mischievous, ညီနိုမာတပ်တပ်ပုထာတပ်လိပ်ကွဲအပူ.

Roil, *v. t.* to render turbid, မာဒုတပ်အထဲ; to fret, excite to anger, မာဒုနုပုအသား.

Rõle', *n.* a part, a special duty, တပ်လိတပ်ပုထာ မိမိထာအကတပ်မာအကစခိုင်.

Rõll, *v. i.* to turn over and over, as a body on an inclined plane, လီတလှုပ်, တလှုပ်; to keep falling over and over, as a river over a precipice or steep descent, ယှေ့လီအှူ; to run on wheels, ရုံးအသား, တရုံးအသား; to turn from side to side, as a boat, ကျိုင်ကျိုင်; as, the eyes, ကျိုင်ထိပ်ခဲ; to revolve, လီတရုံး; to wallow or tumble, as a horse, ကျုံးကျုံးအသား, ကရွိုင်အသား. —, *v. t.* to form into a cylindrical body, ထူထိပ်, ထူသနိုထိပ်; to form into a ball, ထိပ်လှိုင်ဖျာ; to spread with a roller, as paste, ကျုံးကျုံးဘွင်တပ်; to beat a drum with strokes so rapid that we hear but one sound, မြေအှူအှူ. —, *n.* the act of rolling; as, the roll of a ball, တပ်တလှုပ်; a mass made round, တပ်ဖျာသထာ; a mass made cylindrical, တပ်ဖျာသထာသလဲခဲ, တပ်ဖျာသထာသဖးထီ; paper, a cloth &c, rolled up, တပ်အထူ; a register, a catalogue, a list, စရိ; a chroni-

cle, ထိပ်ကွဲနိုတပ်; the roll of a drum, တပ်မြေအှူအှူ.

Rõll'-call, *n.* the act of calling over a list of names, as in a school or among soldiers, တပ်ကီးထိပ်ပုထာမိတဂတပ်တဂ; the time of calling over the names, တပ်ကီးတပ်ပုထာမိအသားကတိ.

Rõll'er, *n.* that which rolls, တပ်ထာအတရုံးအသားလားအလီခိုင်; an instrument used in levelling ground, နိုတနားဖးဒိပ်; a bandage, တပ်ကံးယပ်ထာအတရုံးတပ်အဂိ.

Rõll'ing, *a.* undulating; as, rolling ground, ထိပ်ခိုင်ထိပ်ခါလီယာ, ထိပ်ကွဲလီယာ, ထာအထိပ်ကွဲလီယာ; moving as if on wheels; as, a carriage, ထာအထဲတရုံးအသား.

Rõll'ing-mill, *n.* စဲတကလှိုင်ထာပုမာမေးတဂတပ်ကိမေးမိမိကျုံးကျုံးဘွင်ထာမိအကကဲထိပ်အတိတ နိုအဘွင်တပ်တနို.

Rõll'ing-pin, *n.* တပ်ဖျာသထာမာထိပ်ကိပ် (paste) အဂိ.

Rõll'ing-press, *n.* an engine for pressing cloth, စဲအိပ်မိတပ်ဖျာသထာသီထာပ မာမိ မာထာ တပ်ကံးယပ် အဂိ; an engine for copper-plate printing, စဲထာပပုနိုထိပ်အတပ်ဂိအဂိ.

Rõ'man, *a.* pertaining to Rome, ထပ်စားမိခိုင်မိမိ မာ. —, *n.* a citizen of Rome, ပုမိမိမိ.

Ro-månçe', *n.* a fictitious tale, a novel, တပ်ခိပ်စဲပုမိတဂမိထာ အတမိုင်တပ်တပ်, တပ်ခိပ်စဲထာအကဲထိပ်ထာပုထာတပ်ကွင်ခိုင်.

Rõ'man-ism, *n.* ပရိုင်ကွိုင်အတပ်ကွင်တပ်.

Rõ'man-ist, *n.* a Roman Catholic, ပုပရိုင်ကွိုင်မိ.

Ro-mån'tic, *a.* fictitious, fanciful, ထပ်စားမိတပ်ကဲထိပ်ထာပသားခိုင်ပထာအ တ မိုင် တပ် တပ် နို တ မိ တပ်; as, a romantic tale, ပုထာအကဲထိပ်ထာပုထားခိုင်, ထာအတတပ်တပ်မာအသားနိုနိုတပ်.

Rõm'ish, *a.* belonging to Rome or the Roman Catholic Church, ထပ်စားမိခိုင် မိ မာ, ထပ်စားမိပရိုင်ကွိုင်အလှိုင်အထာ; like the Roman Catholics, လီဂပ်မိပရိုင်ကွိုင်အလှိုင်အထာ.

Rõmp, *v. i.* to play rudely, ထိပ်ကွဲအိုင်ခိုင်ခိုင်အထီ. —, *n.* rude play, တပ်ထိပ်ကွဲအိုင်; a rude, boisterous girl, မုင်ကနိုထာအထိပ်ကွဲခိုင်ခိုင်အလှိုင်အထာအထီ.

do, wolf; fûrl, rude, push; e. i. o. silent; ç as s; çh as sh; ġ as ȝ; ĝ as in ġet; ſ as sz; x as gz; ñ as in linge. .

Rood, *n.* a rod, a perch, a pole, တစ္ဆေကား,
(acre,) ဆတားလွှဲ, တဆံတဖျား. See PERCH.
Roof, *n.* the cover of a house or other build-
ing, တံခိမ်; the roof of the mouth, the
palate, ခပ်ကမိခိမ်. —, *v. t.* to cover with
a roof, ခူးထိပ်တံခိမ်.
Roofing, *n.* တံခိမ်အုတ်ထိပ်ခိမ်လားအိတ်တံခိမ်
ခံပု.
Roofless, *a.* တံခိမ်မဲ့တံခိမ်.
Rook, *n.* a kind of bird, ထိပ်ထားလိပ်ကပ်ခိမ်ဝန်စား
တကလှ. —, *v. i.* to cheat, defraud,
ထိန်း, နှိတ်ထားတံခိမ်ခိမ်.
Room, *n.* a place, လိပ်; a space which may be oc-
cupied, ဆလိပ်; as, Lord, it is done as thou
hast commanded, and yet there is room,
ကစားစား, ခိမ်မားလိပ်တံခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်,
ခိမ်ခိမ်ခိမ်ခိမ်ခိမ်. See လူ. ၁၄: ၂၂; an apart-
ment, စား; as, a sleeping-room, လိပ်ခိမ်ခိမ်;
in place or stead of another, ဆခိမ်ခိမ်; to
make room, to open a way, မလိပ်ထိပ်ထွေ,
မလိပ်ထိပ်ထွေ; to give room, to with-
draw, သွေဆလိပ်, ပျံဆလိပ်.
Room'y, *a.* spacious, large, မးခိမ်, ခိမ်; as, a
roomy house, တံခိမ်ခိမ်, တံခိမ်ခိမ်.
Roost, *v. i.* to sit, perch, as birds, ခိမ် လိပ်, ကိမ်
လိပ်. —, *n.* that on which a bird sits
to rest or sleep, ထိပ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်,
ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်; a collection of fowls roost-
ing together, ဆိတ်ကရား, ဆိတ်ကရား.
Roost'er, *n.* a cock, ဆိတ်ခိမ်.
Root, *n.* that part of a plant, which grows in
the ground, ဝိမ်; an original cause, ဝိမ်, ဝိမ်ခိမ်,
ခိမ်ခိမ်; as, the love of money is the root
of all evil, တံခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်,
ခိမ်ခိမ်. ၁တံ. ၆: ၁၁. —, *v. i.* to take root,
ခိမ်ခိမ်ခိမ်, ခိမ်ခိမ်ခိမ်; to turn up with the
snout, as swine, ကခိမ်ခိမ်; to feed by root-
ing, ကခိမ်ခိမ်. —, *v. t.* to turn up the
earth with the snout, as swine, ကခိမ်; as, the
swine roots the earth, ထိမ်ခိမ်ခိမ်ခိမ်; to
extirpate, eradicate (with up, out, or
away,) ထိမ်ခိမ်ခိမ်; as, the Lord rooted
them out of their land in anger, ယုတ်ထိမ်

ထိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်. See
၅၆၁. ၂၉: ၂၀.
Root'let, *n.* a little root, a radicle, တံခိမ်ခိမ်,
ခိမ်ခိမ်.
Rope'-lād'der, *n.* ပျံခိမ်.
Rope'-mak'er, *n.* ပျံခိမ်ခိမ်.
Rope'-walk (-wawk), *n.* တံခိမ်ခိမ်ခိမ်.
Rope, *n.* a large cord, ပျံခိမ်ခိမ်; a rope of sand,
ပျံခိမ်, (တံခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်,
ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်.) —, *v. t.* ခူးထိပ်ထွေ
လှုပ်ခိမ်ခိမ်. —, *v. i.* to be formed into
rope or thread, to become stringy, ခိမ်
ထိမ်ခိမ်ခိမ်ခိမ်ခိမ်.
Rōp'i-ness, *n.* See ROPY.
Rōp'y, *a.* stringy, glutinous, ဝိမ်, ခိမ်ခိမ်, မးဆလိပ်
လှုပ်ခိမ်ခိမ်.
Rō'sa-ry, *n.* a bed of roses, ခိမ်ခိမ်ခိမ်ခိမ်; a
string of beads on which Romanists and
Budhists count their prayers, ခိမ်ခိမ်,* ခိမ်
ပျံ, ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်,
ခိမ်ခိမ်ခိမ်.
Rōse, *n.* ခိမ်ခိမ်.
Rō'se-ate, *a.* full of roses, ပျံခိမ်ခိမ်ခိမ်; as, a
roseate bower, သွေခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်;
of a rose color, ဆလှုပ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်.
Rōs'in, *n.* See RESIN.
Rōs'ter, *n.* သွေခိမ်ခိမ်. See REGISTER.
Rōs'trum, *n.* the beak or head of a ship, ကခိမ်
ခိမ်ခိမ်; an elevated place for public speak-
ing, a platform, တံခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်,
ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်; the beak or
bill of a bird, ထိမ်ခိမ်ခိမ်.
Rōs'y, *a.* like a rose, လိပ်ခိမ်ခိမ်ခိမ်; as, rosy
cheeks, ဆခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်,
ဆခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်.
Rōt, *v. i.* to decay, ကျပ်, လိပ်ခိမ်ခိမ်; to putrify,
corrupt, ကျပ်ခိမ်ခိမ်. —, *v. t.* ခူးထိမ်ထွေ
ခူးကျပ်ခိမ်. —, *n.* decay, corruption, တံ
ခိမ်ခိမ်, တံခိမ်ခိမ်ခိမ်ခိမ်ခိမ်; dry rot, ဝိမ်
ခိမ်ခိမ်.
Rō'tā-ry, *a.* rotatory, ထားခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်
ခိမ်.
Rō'tate', *v. i.* to revolve, တံခိမ်ခိမ်ခိမ်ခိမ်ခိမ်ခိမ်.

ā, ē, ī, ō, ū, ȳ, long; ä, é, ï, ö, ü, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr

Ro-tā'tion, *n.* See ROTATORY.

Rō'ta-to-ry, *a.* rotary, ထားတရားအသားထာဝန်ရိဖေ
လီ; coming in turn, succeeding in course,
ထဲတရားတစ်ဖိုးတစ်တုအဆဲးကွေးတီ။

Rôte, *n.* mere repetition, ကတိဝံကတိကွေးဖိုးတ
ဆိမိန်အခိပညီအန်; as, we learn to sing by
rote, ဝသးဝိန်ဝံသးဝိန်ကွေးတေးဖိုးမာသ့။

Rōt'ten, *a.* decayed, carious, ကျပ်သံ; putrid,
corrupt, အုပ်သံကျပ်သံ; treacherous, deceit-
ful, unsound (morally), အကလှိုအတိအန်,
ပန်အီတသ့တန်။

Rōt'ten-ness, *n.* putrefaction, unsoundness,
တံအုပ်တံကျပ်။

Rōt'ten-stone, *n.* ထားကပွန်ထာပုညီခွီတရုပ်စံထာ
ထိန်ဖိဖိုးပူးတူအကွေးခါမံထာအီ။

Ro-tūnd', *a.* circular, ကံပီး; spherical, globular,
ဈာန်သလား; complete, entire, ထာဝံပွဲဝဲ, အ
ထာအပွဲ။

Ro-tūn'di-ty, *n.* roundness. See ROTUND, *a.*

Ro-tūn'da, Ro-tūn'do, *n.* တံပွဲကပီး။

Rouge (roozh), *a.* red, (rare) ပီး။ —, *n.* a
cosmetic, ကသံပွဲအပီးထာပုတုနီပူစံပူ ထာ
ခဲအဘီးထာအီ။ —, *v. t.* to paint with
rouge, ပူအခဲအဘီးထာ rouge.

Rough (rūf), *a.* not smooth, uneven, တဘျာတန်;
as, a rough board, or rough ground, မာအ
သးကပွန်ကပွန်, စပိကနံ, စကိစကံ; turbulent, as
the sea, လပိစံပွဲပုပွန်ကနားဈာန်ရို; boisterous,
stormy; as, the weather, တံပဲစူပွန်, ကထံ
ဆုန်; harsh to the taste, မာအသးကံးကံး;
harsh to the ear, တန်နံတရုပ်တန်; un-
polished, rude, အလှိုအထံတစံတထာတန်;
harsh in temper, speech or manners,
တရုတရိုး, တရုတခဲ, တခွေးတရိုး, အလှိုအထံတစံ
တထာတန်။

Rough'cast, *v. t.* to form rudely, မာပွဲမာ
အီဆီ, မာတထာတံးဖိုးတန်; to plaster with
a mixture of lime and pebbles, ပူထာ
တံးဆီဆုန်ထဲထဲထာထုန်, ထာပိဖိဖိုးတံးဖိုးတန်
—, *n.* a rude model, ထဲထိန်တထာတံးဖိုး
တန်။

Rough'en, *v. i.* to become rough, ထဲထိန်တဘျာ
တန်, ထဲထိန်သွေး။ —, *v. t.* to make rough,

ဒူးထဲထိန်စပီးကေ, ဒူးထဲထိန်တဝု တန်, မာ သွေးခဲ
အီ။

Rough'ness, *n.* unevenness, harshness, တံတဘျာ,
တံကပွန်ကပွန်, ကပူးကပွန်, တံသွေး; rudeness,
severity, asperity, အလှိုအထံကီ, ကီ, ဆုန်.
See ROUGH.

Round, *a.* circular, ကပီး, လီကပီး; cylindrical,
တံဈာန်ဘိ; spherical, orbicular, globular,
ဈာန်သလား; large, full; as, a round price,
အပွဲပွန်; a round number, နိန်ဂံထာပနီဖိုး
ဖိုးထာတစံ ဖိုးအ တံ တထိန် တွဲန် တန်; quick,
brisk; as, a round trot, နှု; —, *n.* that
which is round, as a circle, a globe, a
sphere, တံအကပီး, တံလီကပီး, တံဈာန်သလား;
a circuit, တံထဲတရားတံအကွေး; rotation, တံ
ထဲတရားတစ်ဖိုးတစ်တုအဆဲးကွေးတီ; a daily
series of labors, တံဖိုးတံမာတနီဖိုးတနီဖိုးထီ
ထီ; the step of a ladder, a rundle, a rung,
စီသွါတသွါ; a general discharge of fire-
arms by a body of troops, သူးဖိတဖူးတံ
ကီးကဲခဲစုန်စုန်တဘျာစီ; a round of cartridges
and balls ထျာဆုန်ဖိုးကျိသန်ထာသူးဖိတပူကေတ
ဘျာစီ။ —, *v. i.* to become round like a
globe, ထဲထိန်တံဈာန်သလား; like a circle,
ထဲထိန်တံကပီး; like a cylinder, ထဲထိန်တံ
ဈာန်ဖိုးထီ။ —, *v. t.* to make circular,
spherical or cylindrical, မာကပီး, မာဈာန်သ
လား, မာဈာန်သလားဖိုးထီ; to encircle, ပန်ကပီး,
ကျီတရိုး, မာကပီး; to move round a thing,
တရိုးတံ, ထဲတရိုးတံ; to mould into round-
ness, ကထံကတီဖိအကပွန်တံဈာန်သလားအသီး;
to complete, မာထူးအထိန်ထာထာပွဲပွဲ။ —,
adv. or *pr.* on all sides of, around, ကပီး,
တရိုးကပီး; here and there, every way, ဝဲ
ထံပဲ နှု, တပူထံထံ; circularly, ကပီး, ကပီး
ကျီ, တရိုး; from side to side, တဖိဖိုးတဖိ; all
round, over the whole place, ထဲထဲထဲထဲ
ဖိုးကီးပူဖိုး။

Round'a-bout, *a.* indirect, circuitous, as in
speech, ကတိတရားကတိပီး; as a road, ကျဲတ
လီထန်; encompassing, တရိုးကပီး, ပီးတရိုး
တံ။ —, *n.* a kind of coat, ဖိခွါအဆု
အတကလှို။

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; s as z; x as gz; n as in linger.

Round'e-ly, *n.* a kind of poem, ထိတကလှ်; a kind of music, တၢ်သးဝံၣ်တကလှ်.
 Round'ish, *a.* ဘူးကကစိၤကွၢ်,ဘူးကဗျၢၣ်သထၢ်.
 Round'ness, *n.* rotundity. See ROUND, *a.*
 Rouse, *v. t.* to awaken, ဒုးစုသံၣ်နီၣ်; to excite, ဝဆၣ်ထီၣ်,ထီၣ်ဝဲ.
 Rout, *n.* a rabble, a crowd, ဂှၢ်ဒိၣ်ခူးဒိၣ်ဒိၣ်ထီၣ်ခူးဒိၣ်တၢ်တၢ်ထီၣ်တၢ်ထီၣ်; the confusion of a defeated army, သးဘၣ်ဂြီၣ်ဂြီၣ်ထီၣ်တၢ်မၤန့ၢ်အိၤအဆိ.—, *v. t.* ဒုးတၢ်ဒိၣ်သးသးကလီၤခွၢ်ဂြီၣ်ဂြီၣ်.
 Route (root), *n.* (ခူး) a course which is travelled, a way, a road, ကျဲ,တၢ်ထီၣ်အဘၣ်ခၢၤ.
 Rou-tine' (roo-teen'), *n.* a regular practice or course, တၢ်မၤညီၣ်န့ၢ်,မၤဒိၣ်လီၤလီၤ.
 Rōve, *v. i.* to ramble, range, wander, တးဝှၢ်ဝှၢ်.
 Rōv'er, *n.* a wanderer, a Rambler, ဂှၢ်တးဝှၢ်ဝှၢ်တဝၢ်; a pirate, ဝိၣ်ထဲၣ်တၢ်ဘျၣ်တဝၢ်.
 Rōw (rō), *n.* a series of persons or things arranged in a line, ခဝှၢ်; as, a row of trees, သ့ၣ်တဝှၢ်; as, two rows of columns, ဝထူၣ်ခဝှၢ်; an excursion taken in a boat with oars, တၢ်ကၢ်ခွဲ,တၢ်ဒိးခွဲ. —, *v. t.* to impel by oars, ကၢ်,ကၢ်တံၣ်.
 Row, *n.* a riotous noise, တၢ်တၢ်ထီၣ်တၢ်ထီၣ်.
 Row'dy, *n.* a riotous, noisy fellow, ဂှၢ်ထီၣ်ထီၣ်တၢ်ထီၣ်တၢ်ထီၣ်.
 Row'dy-ish, *a.* like a rowdy, ထၢ်အမၤအသးဝံၣ် rowdy ခံးဝဲအသး, ထၢ်အတၢ်ထီၣ်တၢ်ထီၣ်အိၣ်ဒိးတၢ်ထီၣ်တၢ်ထီၣ်.
 Row'el, *n.* the wheel of a spur, ခဲးဒိၣ်တဆူ,ခဲးထၢ်အထီၣ်ထီၣ်ဝဲထၢ်အဒိၣ်န့ၢ်ခံးဝဲအကဆဲးက သ့ၣ်ထၢ်အကထဲတၢ်ဆူတက့ၢ်အဂီၢ်; a large seton, ဟုံၤပျီၣ်ဖးဒိၣ်, ဟုံၤတဘိလၢ်အတုၢ်ဖျိအညၣ်ထၢ်အကမၤဘျီက့ၢ်တၢ်ဆိအဂီၢ်; a little flat ring on harness bits, တၢ်ကစိၤဒိးတၢ်ဆိအဂီၢ်အသ့ၣ်အထးအ့ၣ်.—, *v. t.* to insert a rowel, တုၢ်ဖျိအညၣ်ထၢ်ဟုံၤ.
 Rōw'er, *n.* ဂှၢ်ကၢ်ခွဲ.
 Rōw'-lock, *n.* တၢ်ပတီၢ်ထၢ်တကၢ်အဂီၢ်.
 Roy'al, *a.* pertaining to a king, တၢ်ဆးဒိးစိၤပၤ; as, the royal gardens, ဒိကရၢတဖၣ်တၢ်ဆးဒိးစိၤပၤ,စိၤပၤအဖိကရၢ; like a king, kingly, လီၤဝဲစိၤပၤ; as, royal manners, အလှ်အထီၣ်အတကဲးပဝဲလီၤဝဲစိၤပၤ.

Roy'al-ist, *n.* an adherent to royalty, ဂှၢ်ထီၣ်အိၣ်ဒိးဒိးသတၢ်သးအသးထၢ်စိၤပၤအတၢ်စိၣ်ညီၣ်.
 Roy'al-ly, *adv.* kingly, regally, လီၤဝဲစိၤပၤ, ကြးဒိးစိၤပၤ.
 Roy'al-ty, *n.* a king, စိၤပၤ; a sovereign; as, in the presence of royalty, ထၢ်စိၤပၤအမဲၣ်ညီၣ်, ထၢ်စိၤပၤအတၢ်စိၣ်; the office of a king, kingship, စိၤပၤအလီၢ်,စိၤပၤအတၢ်ဖဲးတၢ်မၤ; the rights of a king, စိၤပၤအလီၢ်; kingdom, jurisdiction, sphere, တၢ်ပၤတၢ်အလီၢ်,အတၢ်ဖဲးတၢ်မၤအခဲၣ်ဝဲအတးဒိးပၤတၢ်ခဲ.
 Rüb, *v. t.* to wipe, ဝှီ; to clean or scour by rubbing, ထူး,ထူး; to burnish, polish, ထူး,ထူး,ဝှီ, ကျဲ. —To rub up, to burnish, clean, ထူးကထူးထီၣ်, မၤကဆိထီၣ်; to excite, or rouse to action; as, to rub up the memory, ဒုးသ့ၣ်နီၣ်ထီၣ်က့ၢ်, ထီၣ်ဝဲပသးထၢ်တၢ်သ့ၣ်နီၣ်ထီၣ်က့ၢ်အဂီၢ်; to erase, ထူးသံကွဲၣ်. —To rub through, to accomplish with difficulty, မၤတၢ်ကီ,မၤဝဲကွဲၣ်တၢ်ကီ. —, *n.* friction, difficulty, တၢ်မၤတံၣ်တံၣ်, တၢ်မၤအကီ. See RUB, *v. t.*
 Rüb'a-düb', *n.* the sound of a drum, ဒၢအတၢ်ထီၣ်; a clatter, confused, noisy talk, တၢ်ကထီၣ်အိၣ်သန့က့ၢ်တလီၤတၢ်.
 Rüb'ber, *n.* one who rubs, ဂှၢ်ထီၣ်ထူးတၢ်ဖိ; the instrument used in rubbing, နီၣ်ထူး, နီၣ်ထူး; a whetstone, ထၢ်သ့,ထၢ်ကျဲ. See INDIA-RUBBER.
 Rüb'bish, *n.* fragments of buildings, debris, ကဂြီၣ်ပုၢ်,တၢ်ကူးထီၣ်ကူးထီၣ်; any useless stuff, တၢ်ကမ့ၢ်ကမ့ၢ်, တၢ်လီၤကမ့ၢ်လီၤကမ့ၢ်,အက့ၢ်အခိထၢ်အတၢ်တၢ်တၢ်တၢ်.
 Ru-bēs'cent, *a.* becoming red, reddening, ထၢ်အဂီၤထီၣ်.
 Ru'bi-con, *n.* ထံကျိထီၣ်ထၢ်အမၤနီၤဖးကီၢ်အံးတထံဒိးကီၢ်ဂီၤအထၢ်; to pass the Rubicon, ဂှၢ်တၢ်ဖဲးတၢ်မၤတဖၣ်ဝဲထၢ်ပတၢ်မၤတုၢ်အကတၢ်, ပက့ၢ်ကစိၤက့ၢ်တသ့ထၢ်တၢ်.
 Ru'bi-cund, *a.* reddish, ဝှီတဖဲးဝဲ.
 Ru-bific, *a.* making red, ထၢ်အဒုးဒိးထီၣ်တၢ်အဂီၢ်.
 Ru'ble, Rū'ble, *n.* a Russian coin, ထဲကီထီၣ်ဆးဒိးကီၢ်ခူးရှၢၣ်ထၢ်အပူၤထဲသိးဒိးဘးပၤအတၢ်ဆၣ်.

ä, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; dōne, fōr,

Ru'bric, *n.* a book of directions and prayers used in the Episcopal service, တာ်သိင်္ဂတံင် ဟးဒီးပှးအံင် ဝ ထံင် မိ အ တာ် ဘူင် တာ် ထါ; that which is established by authority, တာ် လာအတံင်တာ်ခံင်ညိင်ကျါအါ.

Ru'by, *n.* a precious stone, တာ်မျှါ ဝါ; redness, တာ်ဝါ. —, *a.* red, အလွဲါလီဝင်ခိတာ်မျှါဝါအ သါး; as, ruby lips, ဖျါဝါ, ဖျါအသွံင်ဖိထံဖိပှး အိင်ဆူင်မာ်လဲအသါ.

Rück, *v. t.* to wrinkle, crease, မာ်ကတူါ. —, *v. i.* to be creased or wrinkled, ကတူါဝဲ. —, *n.* a wrinkle or crease, တာ်ကတူါ.

Rücked, *a.* အိင်ဒီးတာ်ကတူါ.

Ruc-ta'tion, *n.* the belching of wind, ကထံယဲ ထီင်လာပကစူပှါ.

Rüd'der, *n.* နိင်ထံခံ, သန့.

Rüd'di-ness, *n.* See RUDDY.

Rüd'dy, *a.* red or a healthy flesh color, ဝါ, ဒိပှးအိင်ဆူင်မာ်လဲအသါ, အသွံင် ဖိ ထံ ဖိ; as, ruddy cheeks, ruddy lips, ဘါးအသွံင်ဖိထံဖိ, နိုးဖျါအသွံင်ဖိထံဖိ, ဘါးဝါ, နိုးဖျါဝါ.

Rude, *a.* roughly finished, unpolished, ထင်တာ် မာ်တလီါတာ်လီါဆဲးထင်, တမံတထါထင်; coarse of manner, uncivil, uncouth, uncultivated, ထင်ဟးဒီးပှးရါအလှါအလှါ; as, a rude countryman, ပှးဝှါထံကျါမိရါဝဲ; as, rude behaviour, တာ်မာ်အသးကထံးကမိ, တာ်ပင် အ သးကထံးကထံး.

Rude'ness, *n.* impertinence, coarseness, တာ်တ မံတထါထင်, အလှါအလှါအတထံး ပ ဝ ဝ တ အိင် ဒီး တာ်ထူးထီင်မံထါထင်. See RUDE.

Ru'di-ment, *n.* that which is to be first learned, တာ်လာပထင် မာ်လီါ မိ; as, letters are the rudiments of written language, တချးပ ကွဲးထံင်ပှါဝှါ, ပထံင်ပှါဝှါ, ပထင် မာ်လီါ ထံင် မဲင် ဖျါင် ထါညါ; a first principle, origin, အခိင်ထံး, အထံး.

Ru'di-ment'al, Ru'di-ment'a-ry, *a.* initial, ထင် ဟးဒီးအခိင်ထံး, ထင်ဟးဒီးတာ်ဆူါနီင်တာ်.

Rue, *v. t.* to repent of, regret, မိ်ဝှါလီါကျါအသး; to be sorry for some evil, mourn, သွံင်ထူး သးထူးဒိင်ဒိင်.

Rue'ful, *a.* woful, sorrowful, ထါအစုးလဲထီင်သွံင်

ထူးသးထူးဒီးနးကလဲင်, ထါအမာ်ဖျါထီင် တာ် သွံင် ထူး သးထူး.

Rüff, *v. t.* to disorder, ruffle, မာ်ကခိကခါသး, မာ်က တူါ. —, *n.* a ruffle, တာ်ဆးသွံး ထါ မိင် ရှင် သါးဝဲထါအကိင်, တာ်ဆးသွံးထါ အမာ်မာ်ထါထါ အ လီါ. See RUFFLE.

Rüf'fian (rüf'yan), *n.* a brutal fellow, a robber, ပှးအစုးဆူင်ခိင်သကး, တချိင်တချိင်.

Rüf'fle, *v. t.* to crumple, မာ်ဆးနူးပကတါ, မာ်ကတူါ; to disturb the surface of water, မာ်ဟူးမာ်ဝဲ ထံအံးဒိင်, ကထံးအူထီင်လမိ; to discompose the mind, မာ်ဒိင်ထီင်အသးတမဲး, မာ်က ခိ က ခါ အ သး; to furnish with frills, မာ်ကလာတာ်ကတူါ သါးထါတာ်ဆးသွံး. —, *n.* a frill, တာ်ကံးညှင် တကတူင်တာ်ဆးသွံးဒီးထီထီင်အါထါအကမာ် မာ် မာ် ထါထီင်တာ်ကတူါ သါး; agitation, disturb- ance, တာ်ဟူး တာ်ဝဲ; disturbance of the mind, တာ်ထင်ခိင်ထင်မး, သးဒိင်ထီင် တ မဲး မဲး, သး ကခိကခါ.

Rüg, *n.* ကိင်စိ*ဆိ; floors; လီါခါ, ဆိခါမိ, လီါဖူလီါခါ တကလှင်.

Rüg'ged, *a.* very uneven, rough as a road, အကမိင်ခါ, မာ်အသးကဖူင်ထီင်, မာ်အသးတ မိး ဒီး; rough, as a board, သွံးတကဲင်, သွံး; rough in tomper, speech or manners, မာ်အသးကြါဝါ ကြါဝါ, မာ် အ သး သ နိုး ကြိး, မာ် အ သး က ဗာ ထါ; rough in style, တာ်ကဘါထင်ပနာ်တ ရှင် ထင်; shaggy, ကဖူင် လှင်; stormy, inclement, tempestuous; (said of weather, winds and the like), ကထံးဆူင်ဒီးတာ်ယဲစူါဒိင်; strong, in good health, အခိင်ဆူင်ဘါဆူင်.

Rüg'ged-ness, *n.* See RUGGED.

Ru-göse', Ru'göüs, *a.* wrinkled, puckered, အိင်ဒီးတာ်ဆးနူး, တာ်ဆးနူးပကတါ; Bot. — said of leaves, ကမိင်.

Ru'in, *v. t.* to destroy, demolish, မာ်ဟးဝါ, မာ် ဟးဂှင်ဟးဝါ. —, *n.* overthrow, destruc- tion, တာ်ဟးဂှင်ဟးဝါ; *pl.* ruins, remains of a destroyed city, buildings and the like. See REMAINS.

Ru'in-ous, *a.* destructive, ထါအကမာ်ဟးဝါ တာ်; dilapidated, ဟးဝါထံ, လီါမိင်ထံ. See ရှါ. ၁၂: ၁.

Rul'a-ble, *a.* subject to rule, ထါတာ်သိင်္ဂတာ်ထီအ

do, wOLF; fURL, RÜDE, PÜSH; *e.í.ó.* silent; *ç* as *s*; *ch* as *sh*; *g* as *g*; *g̃* as in *g̃et*; *s* as *z*; *x* as *gz*; *n* as in *linge*.

time, ထိပ်, မာထိပ်. —To run out, to come to an end, expire, ကတော်ဝဲ, သံ ; as, the lease of the house will run out at the new year, တက်ငါလီထိပ်နှင့်ကတော်ဝဲသံသံနီနီအသိ.—To run over, to spill, overflow, လျှပ်ကွဲ. —To run through, to squander, သော်ကွဲ. —To run up, to increase, as an account, ဆါထိပ်မိပ်ထိပ်. —, *n.* the act of running, တက်မုဂ် ; successive motion, လျှပ် ; a course, as the run of events, တက်တမ်းဒီးတမ်း ; way, will, ဖဲဒ်အသး ; as, let the boy have his run, ဘုဂ်လီဒိသိပ်ဒိဂ်ခွါနှင့်မာဖဲအသး ; success, တက်မးနီ ; the distance sailed by a ship ; as, we had a good run, ကဘိလဲတက်အထီ ; the generality of men, as, the run of mankind, ပှဒါတတုဂ်, ပှဒါမိဂ်. —In the long run, in the end, လာအကတော် ; in the whole, course of things, တက်ဆးဒီးတက်ခဲ ထာ် တဖ်.

Rün'a-gäte, *n.* a renegade, an apostate, ပှပူထိပ်တက်, ပှဒီးပှဒ်တက်.

Rün'a-way, *n.* a fugitive, ပှထာအ မုဂ် ပှ ဖျဲ ကွဲ သတ်လီထာထီထပ်အိ. —, *a.* fleeing, ထာမဟုဂ်ပှဖျဲတက်.

Rün'dle, *n.* a step of a ladder, a rung, ဆီသွါ တသွါ ; something put round an axis, တက်ကဝီတရံးဝပ်ဒိအထီ.

Rüng, *n.* See RUNDLE, def. 1st.

Rün'ner, *n.* one who runs, ပှ မုဂ် တက် တ ဂး ; a racer, ပှတဂုဂု, တက်ဂုဂု, ထာမဟုဂ်ပြါတက် ; a creeping plant, တက် မုဂ် တက် ဘိ ; one of the timbers on which a sled or sleigh slides, ဆွဲဒ်အခိပ်.

Rün'net, *n.* rennet, တက်နီထံထာပှမးနီဝဲထာကျိမ်ဖိ အကမူပှ, ပှသုအိထာမ မာတက် နီထံလီထာက (cheese) အဂီ.

Rün'ning, *n.* that which runs or flows, တက်ဖျဲ ထီ. —, *a.* being in succession, successive, ဆးတထုဂ် ; as, to visit two days running, ဒိပ်သကီးဆးခံသိ ; discharging pus or other matter, ထာမဟွါကွဲ ; as, a running sore, တက်ပူလီထာမထံဟွါကွဲ.

Rünt, *n.* a stunted animal, a dwarf, တက်မိပ်ဖဲ, တက်လီတခု, တက်ကံးမရံး.

Ru-pee', *n.* an Indian coin, ထး ; one rupee, တထး.

Rüp'türe, *v. t.* to break or burst, သုဒ်ဒး, မိဂ်ဒး. —, *n.* the act of breaking or bursting, တက်မိဂ်ဒး ; the state of being broken or burst, အတက်သုဒ်ဒး, အတက်မိဂ်ဒး ; as, the rupture of the skin, အမံးမိဂ်ဒး ; hernia, ပွင်လီ, ခိပ်လီ, တက်ထာပဟာမာပှတမံး ဂု တမံး ဂု ဖဲဆိပ်ကမိပ်ထိပ်အသး ; a breach of friendship, တက်ဆဲတက်ကွဲလီထွင် ; a breach of peace, as between nations, တစူလိမ်မိမ်လိမ် အသးထာတပ်, ဒုးလိမ်အသး ; as, the two nations have come to an open rupture, ကီဝဲဘုဂ်နှင့်တစူလိမ်မိမ်ဒုတပ်, ကဒုးလိမ်အသး.

Ru'ral, *a.* relating to the country, rustic, တက်ဆးဒီးပှထက်ကျါ, တက်ဆးဒီးခိပ်မိပ်ပျီပှ, တတပ်ဆးဒီးပှပှထပ်.

Ruse, *n.* an artifice, a trick, a stratagem, a deceit, တက်လီတဂု, တက်လီနီ, တက်လွဲတက်.

Rush, *v. i.* to move forward impetuously, သ ဖြ, မုဂ်သဖျိ, သဘျိပ် ; as, armies rush to battle, သုးရ်သိပ်ဘိတဖ်မုဂ်သဘျိပ်, မုဂ်သ ဖြ ဆူ တက် ဒုးသုးဒုးသိပ်အပှ ; as, waters rush down a precipice, ထံဟွါလီသဖျိထာတက်လီဆူ. —, *n.* a kind of reed or plant, တမိဂ်တကလွဲ ; an impetuous, forward movement, တက် မုဂ်သဖျိ, တက်မုဂ်သဘျိပ်. See RUSH, *v. i.*

Rüs'set, *a.* reddish, ဘိစမဲး, ဂီစမဲး, ဂီသု, လုး ; a kind of apple of a russet color, တသုတ်တ ကလွဲထာမလွဲဂီစမဲး.

Rüst, *n.* the oxide of metals, တက်ထိပ်ဆုဂ်ထိပ်ဆး ; any foul matter contracted, တက်အဆုဂ် ထိပ်, တက်အဆးထိပ်, တက်ဘိပ်အိ. —, *v. i.* to contract rust, ထိပ်ဆုဂ်ထိပ်ဆး, ကနံထိပ် ; to degenerate by inactivity, တသုတ်ထာတက် တမာထပ်အမိ. —, *v. t.* See RUST, *v. i.*

Rüs'tic, *a.* belonging to the country, တက်ဆးဒီး မိ, တက်ဆးဒီးပှထက်ကျါ ; rude, unpolished, ရှာ, တလီတက်, ထာမလုဂ်ထာထပ် တမံ တထာ ထပ် ; as, rustic manners, အလုဂ်ထာထပ်, အတကဲးပဝ် ရှာဝဲ, အလုဂ်ထာထပ်တလီတက်ထပ်, တမံ တထာ ထပ် ; plain, simple, unadorned, တမံတထာထပ် ; as, rustic dress, တက်ကူတက်သိးတမံတထာထပ်.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as j; ĝ as in ġet; ſ as z; x as gz; n as in linger.

SAC

Sa-bæ'an, *a.* See SABIAN.
 S.'ba-ism, Si.'bæ-ism, *n.* See SABIANISM.
 Sáb'a-öth, *n.* armies, hosts, သုးမုာ်သိင်ဘိစိာ်မုာ်.
 See ၁၀၁. ၅: ၄.
 Sáb'ba-tá'ri-an, *n.* ပုၤအိၣ်ဘွဲးထာ်မုာ်နွံန့ၤမိ.
 Sáb'ba-tá'ri-an-ism, *n.* ပုၤအိၣ်ဘွဲးထာ်မုာ်နွံန့ၤမိအတၢ်
 သိၣ်တၢ်သီ, အတၢ်စ့ၢ်တၢ်န့ၣ်.
 Sáb'bath, *n.* the Sunday, မုာ်အိၣ်ဘွဲးအန့ၤ, ပုၤခရံၣ်မိ
 အိၣ်ဘွဲးထာ်မုာ်ခိၣ်ထံးအန့ၤ, ပုၤလူၤဂၢၤမိ မိးပုၤခရံၣ်မိ
 ဂၢၤအိၣ်ဘွဲးထာ်မုာ်နွံန့ၤ; a season of rest, တၢ်အိၣ်
 ဘွဲးအဆၢကတီၢ်.
 Sáb'bath-break'er, *n.* ပုၤလုၢ်သ့ၣ်ခါပတၢ်အိၣ်ဘွဲးအ
 န့ၤလၢအတၢ်အိၣ်ဘွဲးတၢ်အဆိ.
 Sáb'bath-break'ing, *n.* တၢ်လုၢ်သ့ၣ်ခါပတၢ်အိၣ်ဘွဲးန့ၤ.
 Sáb'bath-less, *a.* အိၣ်ဘွဲးအဆၢကတီၢ်တအိၣ်.
 Sab-bát'ic, Sab-bit'ic-al, *a.* pertaining to the
 Sabbath, တၢ်ဘးမိးတၢ်အိၣ်ဘွဲးအန့ၤ; resem-
 bling the Sabbath, လီၤဂၢၢ်မိးအိၣ်ဘွဲးအန့ၤ.
 Sab-bát'ic-al-year, *n.* တၢ်အိၣ်ဘွဲးအန့ၤလၢပုၤလူၤဂၢၤ
 မိးအမိးလွၢၤမၤထီၣ်ဝဲလၢန့ၣ်အတၢ်ပုၤခံၣ်မိၤပုၤမိၤတၢ်
 အိၣ်ဘွဲးဝဲတန့ၣ်, ပုၤတတၢ်မၤခံၣ်မိၤပုၤမိၤတၢ်.
 Sa-bé'an, Sá'bi-an, *n.* ပုၤတၢ်မုာ်မိၤထီၣ်မိၤတဖၣ်.
 Si'ber, *n.* See SABRE.
 Si'bi-an-ism, *n.* တၢ်တၢ်မုာ်မိၤထီၣ်မိၤဆၣ်မိၤမိၤတဖၣ်.
 Si'ble, *n.* a small quadruped whose fur is
 valuable, ဆၣ်မိၤကိၢ်မိၤတကလုၣ်, အခံးအိၣ်မိးအဆူၣ်
 ပုၤအပွၤမိၣ်မး, the fur of the sable. See FUR.
 —, *a.* black, dark, သူ, ခံး. —, *v. t.* to
 render dark in color, ဒုးကဲထီၣ်သူ, ဒုးကဲထီၣ်ခံး.
 Sã'bot, (sã-bõ'), *n.* Fr. ခိၣ်ခံးသ့ၣ်တကလုၣ်.
 Sã'bre, *n.* a kind of broadsword, a cimeter,
 နးတီၣ်မိးအမိးန့ၤက့ၢ်က့ၢ်တဖၣ်တကလုၣ်. —, *v. t.*
 ကျီၣ်ထံးလၢsabre, မၤသံးလၢsabre.
 Säc, *n.* Nat. Hist. တၢ်အိၣ်ပုၤလၢအတၢ်ဝဲတဖၣ်, လီၤဂၢၢ်
 ထာ်မိ. See SACK.
 Sac-chär'i-fy, *v. t.* to convert into sugar, sac-
 charize, ဒုးကဲထီၣ်တၢ်ထာ်အံၣ်သ့ၣ်.

SAC

Säc'cha-rine, *a.* pertaining to sugar, တၢ်ဘးမိး
 အံၣ်သ့ၣ်သ့ၣ်; sweet, ထာ်, အိၣ်မိးအံၣ်သ့ၣ်သ့ၣ်.
 Säc'cha-rize, *v. t.* See SACCHARIFY.
 Säc'cüle, *n.* a small sack, ထာ်မိ.
 Säc'er-dö'tal, *a.* belonging to the priesthood,
 priestly, တၢ်ဘးမိးပုၤလုၢ်တၢ်အမိၣ်; as, sacer-
 dotal garments, ပုၤလုၢ်တၢ်မိၣ်တၢ်က့ၢ်တၢ်သိး.
 See PRIEST.
 Säc'h'el, *n.* ထာ်မိ. See SATCHEL.
 Säc'k, *n.* a large coarse bag, ထာ်မိးမိၣ်အလုၣ်သ့ၣ်,
 ထာ်မိးအံၣ်; a kind of Spanish wine, sher-
 ry, ခဝံးထံတကလုၣ်; a kind of coat, ဆုတက
 လုၣ်; the plunder of a city, pillage, ravage,
 တၢ်ဂုၣ်ဆူၣ်ပျီဆူၣ်, တၢ်မၤဟးဂီၤဝဲ; as, the sack
 of Troy, တၢ်ဂုၣ်ဆူၣ်ပျီဆူၣ်မိးမၤဟးဂီၤဝဲကြီအံၣ်.
 —, *v. t.* to put in a sack, ဆုံန့ၣ်တၢ်ထာ်
 ထာ်ပုၤ; to plunder a city, ဂုၣ်ဆူၣ်ပျီဆူၣ်ဝဲ.
 Säc'k'but, *n.* လွဲတကလုၣ်.
 Säc'k'clöth, *n.* sacking, ထာ်မိးတၢ်ကံးညၣ်, တၢ်
 ကံးညၣ် အလုၣ်သ့ၣ်, ထာ်မိးလုၣ်ဆိၣ်. See ၂၅၁.
 ၃: ၃၀.
 Säc'ing, *n.* the act of storming and pillag-
 ing a city, သုးမုာ်သိၣ်ဘိတမ့ၢ်တၢ်မိးဂုၣ်
 ဆူၣ်ပျီဆူၣ်အတၢ်ထာ်မိးပုၤ; cloth of which
 sacks are made, တၢ်ကံးညၣ်ထာ်ပုၤမၤထာ်မိး
 စိာ်.
 Säc'k-pös'set, *n.* တၢ်န့ၣ်ထံးထီၣ်ဆူၣ်မိးခဝံးထံးမိးကိၢ်လိၣ်ဝဲ.
 Säc'ra-ment, *n.* a religious rite, တၢ်ဘူၣ်တၢ်ထီ
 အသနိ, ပုၤပြိးစတၢ်မိး sacramento, အိၣ်ခံးမိး, တၢ်
 ဘျၢၤထံးတခံး, မိးအိၣ်ကိၣ်အိၣ်ခဝံးထံးတခံး.
 Säc'ra-mënt'al, *a.* pertaining to a sacrament,
 တၢ်ဘးမိးတၢ်ဘူၣ်တၢ်ဘိးအိၣ်ဆုံအသနိ.
 Sä'cred, *a.* set apart to a religious use,
 consecrated, ထံးတၢ်ပၣ်စိဆုံအိၣ်; as, a sac-
 red place, ထံးမိးဆုံ; pertaining to reli-
 gion, religious, တၢ်ဘးမိးထူကလုၣ်လွၢၤကထီ;
 as, the Sacred Books, ထံးအိၣ်မိးလွၢၤအကလုၣ်

dg, wqf; furl, rude, push; e. i. o. silent; ç as s; çh as sh; g as ç; g̃ as in g̃et; s as sz; x as gz; ñ as in lingei.

ကထိ; exclusively appropriated or devoted to, ဆုတောင်းတော်တံခါး; as, sacred to learning, ဆုတောင်းတော်မေလိထံခါးထံခါး; inviolable, ထာပတတပ်မဟေးဂီတပ်; as, a sacred promise, တာအာန်လီဒီလီထာပတတပ်မဟေးဂီဒီတပ်.

Sac'cred-ness, *n.* sanctity, inviolableness. See SACRED.

Sac'ri-fice (-fiz), *v. t.* to offer anything to some deity, immolate, လှိုတ်တပ်တပ်; to give up for the sake of something else, ခူးကွံင်တပ်တံခါထာတပ်တံခါဒေအဂီ; as, to sacrifice health to pleasure, ပခူးကွံင်ပတပ်အိန်ဆုန်အိန်ဆုထာတပ်မေလင်မေပဟေးသေးအဆီ; to give up with loss, ခူးကွံင်တပ်; to destroy, မဟေးဂီတပ်. —, *n.* anything offered to Jehovah, or to a false god, ဆန်ဖိကီဖိဒီတပ်အဂူအဂူထာပလှိုတ်ထီန်ကစီယူမုဂူ, တပ်ထာအကီအကစီမုဂူထာတပ်လှိုတ်ထီ. See SACRIFICE, *v. t.*

Sac'ri-fi'cial, *a.* ဆုတောင်းတော်လှိုတ်တပ်.

Sac'ri-lēge, *n.* See SACRILEGIOUS.

Sac'ri-lē'giōūs, *a.* violating sacred things, profane, impious, ထာအဟံးနူတပ်ထာပလှိုတ်ထီထာတပ်လှိုတ်ထီဒီပင်ကဲဒီဒီတပ်ဂုထေး.

Sac'rist, Sac'rist-an, *n. Lat.* a sexton, ဆန်ခိန်ဆုခေပဟ.

Sac'rist-y, *n. Lat.* See VESTRY.

Sac'rum, *n. Anat.* ခုကြာန်, ဗံထာကွိုင်ပူ (pelvis) ဆနူတပ်.

Sād, *a.* not pleased, unsatisfied, တရင်တထာ, သးတံတပ်, ခင်ခွဲ; sorrowful, mournful, သူန်ဆူးသးဆူး, တပ်မိန်တပ်မး; downcast, depressed, ထီထွါ, ထီထွဲ, ထီထီ; calamitous, afflictive; as, a sad accident, တပ်ထံပံပံမိန်, တပ်ခူးကဲထီတပ်သးဆူးတပ်ခူး.

Sad'den, *v. t.* to make sad or sorrowful, ခူးအိန်ထီတပ် သူန် ဆူး သး ဆူး, တပ်တပ် မိန် တပ် မး; to make serious, မေသဟ်အသး.

Sad'dle, *n.* a seat to put on a horse's back, တပ်ဂီထာ. —, *v. t.* to put a seat on a horse's back, ဂီထာတပ်; to impose a burden, မေအထီးတပ်အဆာ.

Sad'dle-bāgs, *n.* ထာတပ်ခံးထာပဟ်မိန်ထာကသုန်ဂီထာအထီ.

Sad'dle-clōth, *n.* တပ်ကံးညှင်ထာကသုန်ဂီထာအထီထင်အဂီ.

Sad'dler, *n.* a saddle-maker, ပဟထာအဆးဂီထာ.

Sad'du-gē'an, *a.* pertaining to the Sadducees, ဆုတောင်းပဟေးဂူခံးမိ.

Sad'du-gee, *n.* ပဟေးဂူခံးမိ, ပဟထာအတန် တပ် တပ် ဝဲဆာထာတပ်သမူထီန်ကွဲခဲကိန်တပ်တပ်.

Sad'ness, *n.* heaviness, gloominess, sorrowfulness. See SAD.

Safe, *a.* free from danger, ပူဖွဲထာတပ်ထီတပ်ထီ, အိန်ကီထီ; safe from disease, ပူဖွဲထာတပ်ဆူးတပ်ဆီ; free from hurt, risk, or injury, ပူဖွဲထာတပ်မဟေးဂူထာဂီ; as, we brought the goods safe to land, ပထမိန်တပ်အဆာအဆီဆုမိဒီ ပူဖွဲ ထာ တပ် ဟေးဂူ ဟေးဂီ ဝဲထာ; securing from harm, ထာအမေပဟ်ထာတပ်ဟေးဂူထာဂီ; as, a safe guide, ပဟထာပူဖွဲတပ်မေအမေထီမဟေးဂီပဟ; being in close custody, no longer dangerous, အိန်ခံးတပ်ဆင်, အိန်ကးတပ်ဆင်. —, *n.* a chest for food, a meat-safe, တထီထာပခဲနူတပ်အိန်တပ်အိန်အကပူဖွဲတပ်မိဆာ; a fire proof chest for the safety of valuables, တထီထာပခဲနူတပ်လှိုတ်မိန်ပူဖွဲထာအကပူဖွဲမုန်ဆုအဂီ.

Safe-con'duct, *n.* a warrant to pass or a convoy, ထီမုဂူ, ပဟထာတပ်မုဂူထာပထာဆုထံဂီထီဂုထေးဂီထီတပ်ကြဲအကဲသုတအိန်တဂု.

Safe'guard, *n.* a convoy or guard to protect a traveller, ပဟထေးကွဲကွဲတပ်အကပူဖွဲတပ်မဟေးဂူမဟေးဂီထာ; a passport, ထီထာပမိန်ထုန်ပဟထေးမိထီ တပ် မေ တပ် တပ် သုတ အိန် တဂု.

Safe-keep'ing, *n.* protection, preservation, တပ်အံးထီန်ကွဲထီဂုထာတပ်.

Safe'ness, Safe'ty, *n.* security. See SAFE.

Safe'ty-lāmp, *n.* မုန်ဆုပတပ်ထီထာအကဆူးထီထီထာတပ်ဂုထာဂုထေးထီတပ်.

Safe'ty-vālvē, *n.* ကြဲမိထာထံသံခဲအထီ, နိထံသံကပူဖွဲအဂီ.

Sāf'flow-er, *n.* ဆူပါ* သုန်ထာအထီထာ ထဲတနုန်တကလှင်, ပဟထုထီထာအကမေထီမဟေးဂီထာအဂီ.

ā, ē, ī, ō, ū, ŷ, long; ä, é, ï, ö, ü, ŷ, short; cāre, fār, lāst, fāll, what; thēre, vēil, tērm; pīque; dōne, fōr

Saffron, *n.* သုန်ဒါကလွန်အဖိဘိမာ၊ ပှာဖီတသိန် လာ
အိ၊ တကလွန်ပလိးလာ safflower.

Sag, *v. i.* to sink or hang down, as a slack
rope, လီကကြို; to sink in the centre,
လီကလာ; to give way, incline from an
upright position, နှဲခံ, လီဒုခံ, လီတခံ; as,
the door sags, ကြိုးဒုခံ; *Fig.* (rare) to bend
or sink under the pressure of care, trou-
ble and the like, လီဘွဲ; as, the mind sags
with doubt, သးလီဘွဲလီဘွါထာတံသးဒုဒါ
ဆိ. —, *n.* See SAG. *v. i.*

Sagacious, *a.* shrewd, quick, discerning,
wise, သုန်ဒါသးမး, ဆိကမိန်ရှ့. See SHREWD.

Sagaciousness, Sagacity, *n.* penetration,
discernment. See SAGACIOUS.

Sage, *n.* a wise man, ပှာကုန်တံသုမးတံတံ; a
small plant used in cooking, သုန်ဒါကလွန်
လာပှာသုအိလာ အဖီတံ ညှန် အပှာ. —, *a.*
wise, sapient, ကုန်တံသုမးတံတံ; prudent,
judicious, ထာဆိကမိန်ပင်စာတံ, အိန်ဒါတံ
ကုန်တံသး.

Sage'sness, *n.* sagacity. See SAGE.

Sagittarius, *n.* *Ast.* ဆန်ရှိုန်.

Sago, *n.* (စုဂါ) ဆန်ကုန်.* ပှာဖီဒုန်အိလာထီတကလွန်
ဆလဲ.

Sahib, *n.* *E. Ind.* ကခါ.

Sail, *n.* cloth extended on a mast or yard, လာ
ထန်; a sailing vessel, ကဘိလာ; as, we saw
a sail to leeward, ပထန်ကဘိလာထန်ထဲအူက
ထဲအမိးရါ. —, *v. i.* to move through
the waters, as a ship, ထဲ; to move
through the air, as a bird, ထူတံထာတံ
မးဖီ; to be conveyed in a vessel on wa-
ter, ထဲထာကဘိပှာ; as, we sailed from
Calcutta to London, ပထဲထာကဘိပှာထာ
ကလာကူးထာဆုဂါထာခါ; to set sail, ဒါက
ဘိ. —, *v. t.* to manage the motion of
a vessel, ဆာကဘိ; as, to sail one's own
ship, ဆာအကဘိခါ.

Sailer, *n.* a sailing vessel, ကဘိ, ကဘိလာထန်; as,
a fast sailer, ကဘိထဲတံရှ့တဘွန်.

Sailor, *n.* ပှာကဘိမိ.

Sailing-master, *n.* the navigator of a vessel,
ပှာဆာကဘိလဲတံ.

Sail-maker, *n.* ပှာထာအဆးကဘိလာထန်.

Saint, *n.* a holy person, ပှာအဖီအဆွဲ; one of the
blessed in heaven, ပှာမူခိန်ဖီတဂါ. —,
v. t. to beatify, canonize. See CANONIZE.

Sainted, *a.* consecrated, holy, godly, ထာအဆး
ဖီဆွဲ, ဘါပှာထာသုန်ထာသးလီတံမး.

Saintlike, *a.* saintly, ထာအလီဂင်ပှာဖီဆွဲ, ကြားဒါပှာ
ဖီဆွဲ.

Sake, *n.* for the purpose of obtaining, ဝိအကနုန်
တံအသိး; as, I open the window for the
sake of air, ထာဒါးခိန်ကြါပိထကဒါးနုန်ကထဲအ
သိး; account, အဂီဝိ, အဆိ, အခိန်အဆိ; as, I
will not curse the ground any more for
man's sake, ထာဆိန်ထာထာဘန်ဟိန်ခိန်ထာပှာ
ကညီအဆိထန်; ဘမါ. ဂ: ၂၁; go for my sake,
ထဲထာထာဂီတကုန်.

Salt, *n.* *Lat.* salt, (used only in compounds),
ဆံသန်.

Saleable, *a.* capable of being sold, ထာပခါ
ကွံသု, having a ready market, ထာပှာက
မိန်ပှာတန်အသး.

Salacious, *a.* lustful, lecherous, ကထုန်စုန်ကထုန်
ရွါ, အိန်သးကတါ.

Saland, *n.* တံဒါတံထန်အသံကခဲနီဘါဆုန်ဝဲဒါးတံ
ထံ, ဆံသန်, မိန်ခိန်သန်ဒါးနုန်တဖန်, မးဝဲထာ
တံ ညှန်
စုန်ကိး.

Salam, *n.* *Hindoo.* (စထန်) တံပှာထဲထီအတံပနီန်, တံ
ကထိးဒိန်.

Salander, *n.* တံဒါဆာအကုန်အဂီဝါလီဂင်ဒါလုန်,
ထာပှာပသးပှာခဲထဲထာခွန်အူအိန်အီတသုထန်.

Salaried, *a.* ထာအနုန်တန်အဘူးအထဲ.

Salary, *n.* stipend, wages, hire, pay, ထပှာ, ထ
ဘူးအထဲ, စံတံထဲထန်ဘာဒါးအဘူးအထဲ ဒိန်ဝဲတဖီ
ဆိတကုန်; as, a governor's salary, ပခိန်ထ
ဘူးအထဲ.

Sale, *n.* the act of selling, တံဆိတံပှာတံ; op-
portunity of selling, demand, market,
တံအိန်ဒါးအခွဲထာအကဆိတံ; an auction, ထုန်
ထန်, *တံဆိတံထာပှာဂုန်ထီပှာဝဲ.

Salesman, *n.* ပှာဆိကွံတံထာပှာဂုန်ထီပှာဝဲ.

Sally, *a.* leaping, ထာအစံနီဝဲဒုယုန်ဒါထန်ဒါကိန်

do, wolf; furl, rude, push; e. i. o. silent; ḡ as s; ḡh as sh; ḡ as j; ḡ as in ḡet; ḡ as z; ḡ as gz; ḡ as in linger.



ထော; projecting, လာအဖျိုးထိပ်, လာအကနာဂ်
ကနဲင်ထိပ်, မိဂ်ထီးခါ; as, a salient angle, တာ်ခ
နာဂ်အဖျိုးထိပ်လာမိတဒိ.
 Sa-lifer-ous, *a.* containing salt, forming salt,
 လာအဒူးကဲထိပ်ခံ့သ်; as, saliferous rocks,
 လာ်လာအမိဂ်ဒီးခံ့သ်, ထာ်ကဲထိပ်ခံ့သ်.
 Sa-line', *a.* containing salt, မိဂ်ဒီးခံ့သ်; hav-
 ving the qualities of salt, ထီဂ်ဒီးခံ့သ်.
 Sa-l'vā, *n.* spittle, ထူးရှာထံ, ထူးမိဂ်ထံ.
 Sa-li'val, Sāl'i-va-ry, *a.* တပ်ပားဒီးထူးရှာထံ, ထူးမိဂ်
 ထံ; as, salivary glands, ဣဂ်တဖင်လာအနီးဒီး
 ထူးရှာထံ.
 Sāl'i-vāte, *v. t.* ဒူးကဲထိပ်ထူးရှာထံခါလာကသံဂ်ပဖါ, က
 သိဂ်ခါ.
 Sāl'i-vā'tion, *n.* ptyalism. See SALIVATE.
 Sāl'lōw, *a.* of a pale, sickly, yellowish color,
 ဘီးဝါ, မးအသးဂ်ဂှါအခံးလာအ တပ် တာ် သူဂ် ဆါ အ
 သီး.
 Sāl'lōw-ness, *n.* See SALLOW.
 Sāl'ly, *v. i.* to rush out suddenly, issue forth,
 သဒ္ဓါထီ, သဒ္ဓါထိပ်, ခံ့သ်သဒ္ဓါ. —, *n.* a sortie,
 သူးမိသဒ္ဓါဒူးတီး; a sudden, lively speech,
 ကတီးထိပ်တဘီထီ; an excursion, တားထိပ်ကွဲ
 ဒီးထဲဂှါဒီး; any act of levity or extrava-
 gance, တာ်မးတာ်ဖဲအသးပထီ; as, a sally of
 youth, ဂှါသးခါမးဖဲခင်အသး.
 Sāl'ly-pōrt, *n.* an underground passage for
 the egress of troops, တာ်အိဂ်ထီကလီထာ်သူး
 ပူဖူးအဂီ.
 Sālm'on (sām'un), *n.* ညှိဒီးမိဂ်တကလုင်လာဂှါအိဂ်ခံ့.
 Sa-loon', *n.* ဒူးဒီးမိဂ်အစံ့အထီ.
 Salt, *n.* ခံ့သ်. —, *a.* tasting of salt, salty,
 ထီ; containing salt, မိဂ်ဒီးခံ့သ်. —, *v. t.*
 to season with salt, ခံ့သ်အဖျိုးခံ့သ်.
 Sāl'tāte, *v. i.* to leap or dance, ခံ့, ဝဲကထိပ်.
 Sal-tā'tion, *n.* a leaping or jumping, တာ်ခံ့, တာ်
 ဝဲကထိပ်. See SALTATE.
 Sālt'gēl'lar, *n.* a salt, ခံ့သ်နီဒိ.
 Sālt'ern, *n.* a salt-work, ဟံဂ်ထာ်ဂှါဖိခံ့သ်ထာ်
 အပူ.
 Sālt'-fish, *n.* a salted fish, ညှိခံ့ကွဲ; a fish from
 salt water, ညှိမိဂ်ထိပ်.
 Sālt'ish, *a.* somewhat salt, ထီတဲခဲခဲ.

Sālt'-jūnk, *n.* hard salt beef, ကျီဂ်ညှိတပ်တာ်ခံ့ခါ
 ဒီးခံ့သ်.
 Salt'less, *a.* destitute of salt, ခံ့သ်တဖိဂ်တပ်;
 insipid, အတီတဖိဂ်, တျီဝဲ.
 Sālt'-mārsh, *n.* ဂျီလာအသ်တာ်လုင်ထာ်မိလီထာ်ထီ.
 Sālt'-mine, *n.* ခံ့သ်အပူ.
 Sālt'-pān, *n.* a salt-pit, ကမါခံ့သ်.
 Sālt-pē'ter, Sālt-pē'tre, *n.* ညှိသံကဲခဲ. See NI-
 TRE.
 Sālt'-wā'ter, *n.* water impregnated with salt,
 ထံထီ; sea-water, မိဂ်ထိပ်ထံ.
 Sālt'-work, *n.* သုဂ်ခံ့သ်အထီ.
 Salts, *n. pl.* ကသံဂ်ခံ့သ်.
 Sālt'y, *a.* See SALTISH.
 Sa-lū'bri-ous, *a.* healthful, ဒူးအိဂ်ဆုဂ်အိဂ်ဆု; as,
 salubrious air, အဲအာ်အဂှါထာ်အဒူးဆုဂ်ထိပ်ဂှါ.
 Sa-lū'bri-ous-ness, Sa-lū'bri-ty, *a.* wholesomeness,
 healthfulness. See SALUBRIOUS.
 Sāl'ū-ta-ri-ness, *n.* See SALUTARY.
 Sāl'ū-ta-ry, *a.* wholesome, healthful, ဒူးအိဂ်ဆုဂ်
 အိဂ်ဆု; beneficial, ထာ်အမးဂှါထာ်, ထာ်အဒူးကဲ
 ထိပ်တာ်ကျါ.
 Sa-lū'ta-to-ry, *a.* speaking a welcome, greet-
 ing, တပ်ပားဒီးတာ်ခဲခဲ.
 Sa-lū'te', *v. t.* to greet, to hail, ကတီးမိဂ်တာ်; to
 greet with a kiss, နာမူ; to offer some
 testimonial of respect, ထာ်အထုဂ်တာ်ထူး
 ထိပ်အတာ်ပနီဂ်အလုင်အထုအိဂ်ခဲအသး; *Mil. &*
Naval. ဒူးမိဂ်, ထူးထီကတီး အထု, ကီးပ သူထိပ်
 အခါ. —, *n.* See SALUTE, *v. t.*
 Sāl'ū-tif'er-ous, *a.* healthy, ဒူးအိဂ်ဆုဂ်အိဂ်ဆု. (rare).
 Sāl'va-ble, *a.* savable, ထာ်အတပ်တာ်အုဂ်ကတီးမိဂ်ကတီး
 ထီသ့. (rare).
 Sāl'vāge, *n.* a recompense for saving ships or
 goods, ဂှါအုဂ်ကတီးမိဂ်ကတီးကတီးမိဂ်ဂှါ, အတာ်မိ တာ်
 ထီထာ်အတပ်ဖူးမိဂ်ဂှါ, အဘူးအထဲ; the property
 that is thus saved, တာ်မိတာ်ထီထာ်အတပ်
 တာ်တားဂီထာ်ကတီးပူတာ်.
 Sal-vā'tion, *n.* deliverance, preservation, တာ်
 ဖုဂ်ကတီးမိဂ်ကတီး.
 Sälve (säv), *n.* တသံဂ်ကျူး, တသံဂ်ခူလီ.
 Säl'ver, *n.* a waiter, a tray, သီတု, ထီထီ.
 Sāl'vō, *n.* an excuse, an exception, တာ်ထုဂ်ပာ်

ä, ê, î, ò, ù, ŷ, long; ä, ê, î, ò, ù, ŷ, short; cāre, fār, lāst, fāll, w hæt; thère, veīl, tērm; pīque; dōne, fūr,

တိုက်ကိုင်, တိုက်ကိုင်ကပ်; a general discharge of fire-arms at once, a volley, ခး မျှင် ခဲ ကပ် တတိဆီ.

Sa-mär'i-tan, *a.* ထပ်ဆားဒီးခွါစေ့ရအေး. —, *n.* ပှါ စေ့ရအေးမိ, ပှါဆါဆင်လားအဲထီၣ်ဝဲထာပှါယုရပေးမိ ဒီးပှါဆင်မြဲကမိခဲကလုာ်ခိၣ်ဆင်လိာ်အေး.

Sime, *a.* identical, ခ်သီး, လီၤပလိာ်အေး.

Sime'ness, *n.* identity, တၢ်တခဲးဆီ; similarity, တၢ်လိာ်.

Si'mi-el, Si-moom', *n.* ကထံၤကိာ်ထာအထဲဝဲထာခဲးရၢ် ခိၣ်ဒီးဒိၣ်ဒီးမဟးဂုၤတးဂီၤကိာ်ဆ ရှု ဘျးဒီးကိာ်ထာ ဆါဆါတဖၣ်ဒုးမး.

Sim'ple, *n.* a specimen, အမိ; as, a sample of cloth, တၢ်ကံးယၢ်အမိ; as, a sample of paddy, ဘုအမိ, ဘုအကွၢ်အဂီၤ; an example, အမိ အထဲၣ်.

Sám'pler, *n.* a pattern of needle-work, တၢ်ဆး အမိအထဲၣ်; one who shows specimens, ပှါ ရှုခဲၣ်ကိာ်အမိ.

Sán'a-ble, *a.* remediable, curable, လာအကျိက့ သ့.

Sín'a-ble-ness, Sín'a-bil'i-ty, *n.* See SANABLE.

Sín'a-to-ry, *a.* healing, curative, လာအမာကျိ က့, လာအကြိတၢ်ဆါ. See SANATIVE.

Sán'a-tive, *a.* having power to cure or heal, ခိၣ်ဒီးအမိအကမိလားအကမာကျိက့; healing, curative, ညိၣ်န့ၢ်မာကျိက့.

Sānc'ti-fi-cā'tion, *n.* See SANCTIFY.

Sānc'ti-fie:l, *a.* become holy, လာအကဲထီၣ်တၢ်ဆီ စီဆဲး; sanctimonious, affectedly holy, လာအတၢ်ပၢ်အီၤလားအစီဆဲး; လာအပၢ်မာအသးမိ ပှါစီဆဲးအသး.

Sānc'ti-fier, *n.* the Holy Spirit, ပှါထာအမာစီဆဲး တၢ်, သးစီဆဲး.

Sānc'ti-fy, *v. t.* to set apart for a sacred purpose, consecrate, ပၢ်စီဆဲး, လီၤဆီခၣ်တၢ်လၢ ယွၤအဂီၤ; to make morally pure, မာစီဆဲး; to make effectual as the means of holiness, လာအဆီ; as, his sickness was so sanctified to him as to make him repent of his sin, ထာအတၢ်ဆူးတၢ်ဆါအဆီအဝဲ ခၣ်ဒီၣ်ယၢ်လီၤက့ အသးထာအတၢ်ခဲးကး; to reverence, praise, extol, ယူးယီၣ်, ပၢ်ဒိၣ်, ပၢ်စီဆဲး, စံးထီၣ်ပတြါ; as,

to sanctify God, စံးထီၣ်ပတြါယွၤအမာစီဆဲး, ပၢ် စီဆဲးအမာ; God sanctifies himself, ယွၤမာမာစီ ထီၣ်အတၢ်စီဆဲး, အထာကပီ, ယွၤပၢ်ဒိၣ်အသး. See ယူး. ၃၀: ၂၃.

Sānc'ti-mō'ni-ous, *a.* holy, စီဆဲး; having the appearance of sanctity, ပၢ်အသးမိပှါစီဆဲးအသး.

Sānc'ti-mō'ni-ous-ness, *n.* See SANCTIMONIOUS.

Sānc'tion (sānk'shun), *v. t.* to ratify, authorize, confirm, ခိတၢ်ကတၢ်ကကျါ အသးယုၣ်ဝဲအပွဲး, အာၣ်လီၤအီၤလီၤတၢ်. —, *n.* authority, confirmation. See SANCTION, *v. t.*

Sānc'ti-ty, *n.* တၢ်စီဆဲး, တၢ်ဂ့ၢ်တၢ်ဝါ.

Sānc'tū-a-ry, *n.* a holy or consecrated place, လီၤစီဆဲး; a house devoted to the worship of God, တၢ်တူၣ်ယွၤဆါယွၤအထီၣ်; a place of safety, a refuge, တၢ်တခး, တၢ်ပှါပွဲးအထီၣ်.

Sānd, *n.* ခဲး. —, *v. t.* ဖွံလီၤခဲး, ကြါလီၤခဲး.

Sān'dal, *n.* a kind of shoe, ခိၣ်ခဲး; the wood, သ့ၣ် န့ၢ်မူ.

Sānd'-bāg, *n.* ထာၣ်ဒီးဒိၣ်ပှါထာခဲးလၢပှါဒူးတၢ်ကြိအရှၢ် အခါအဂီၤ.

Sānd'-bānk, *n.* သိၣ်, သိၣ်ခိၣ်.

Sānd'-būx, *n.* သဲးတၢ်ခိၣ်ဒီးခဲးလၢအဖွံတၢ်ကွဲးအဂီၤ.

Sānd'-flēa, Sand'-hōp'per, *n.* ခဲးကျဲး, ကျဲးညိၣ်န့ၢ်ခိၣ် ထာခဲး, ကျဲး.

Sānd'-flȳ, *n.* တၢ်ကမ့ၢ်, ဆးသ့.

Sānd'-i-ness, *n.* တၢ်ခိၣ်ဒီးခဲး.

Sānd'-pā'per, *n.* ကိၣ်ပး,* စးခိၣ်ဒီးထာခဲးတခိထာပှါ မာကျိတၢ်အဂီၤ.

Sānd'stone, *n.* ထာၣ်လီၤဝဲခဲး.

Sānd'wich, *n.* two slices of bread with a slice of ham or beef between, ကိၣ်ခဲကတံးခိၣ် ဒီးထီးညၣ်တကတံးမ့ၢ်ဂ့ၢ်, ကျိၣ် ညၣ် တကတံးမ့ၢ်ဂ့ၢ်, လာအတၢ်စၢၤ.

Sānd'y, *a.* abounding with sand, ခဲးခိၣ်အါ; a sandy desert or plain, ခဲးခိၣ်; a sandy road, ကျဲးခိၣ်အါခဲးခဲး; the color of sand; as, sandy hair, ဂီၤကလ့ၤ.

Sāne, *a.* sound, healthy, ခိၣ်ဆူၣ်ခိၣ်ဆူ; of a sound mind, not deranged, သးထာ, သးထာ ထာပှါပှါ, သးတဟးဂီၤတၢ်.

Sāne'ness, *n.* sanity. See SANE.

Sāng'froid (sōng-frwä'), *n.* Fr. cold blood,

dg, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as ĵ; ĝ as in ĝet; s as z; x as gz; n as in lingei.

သွန်ချပ်, indifference, coolness, သေးတဲလိင်
 ဘဉ်, မသေးစိစတေးတအိဉ်ဘဉ်.
 San-guif'er-oūs (sang-gwif'er-us), *a.* conveying
 blood, ညိန္နိအာသွန်စိပသွန်ကျိအသိး.
 San'gui-fy, *v. t.* to produce blood, ဒူးလဲထီဉ်တံ
 အသွန်အထံ.
 San'guin-a-ry, *a.* bloody, murderous, အိဉ်ဒီး
 သွန်; *as,* a sanguinary battle, တံဂံလီ
 တံသွန်တံစိအါခါကဲလဲလဲတံတံဒူးတံယံအပူ,
 တံဒူးတံယံလဲယံလဲယံသံခါခါကဲလဲလဲ; blood-
 thirsty, cruel, သးအိဉ်လဲအကမဲသံပူ.
 San'guine (sang'gwin), *a.* having the color of
 blood, red, စိဉ်တံသွန်အသိး; abounding
 with blood, အိဉ်ဒီးသွန်ခါ; lively, ardent,
 ဆူဉ်; *as,* a sanguine temper, သးဆူဉ်; con-
 fident, hopeful, တနူးအသး, အိဉ်ဒီးတံမုဉ်ထီ,
 သးတဒ္ဒစိဘဉ်; *as,* he is sanguine of success,
 လဲအကနူတံနူအသးတဒ္ဒစိဘဉ်.
 San'guine-ness, *n.* See SANGUINARY.
 San-guin'e-oūs, *a.* abounding with blood, အိဉ်
 ဒီးသွန်ခါ; blood-red, crimson, စိ.
 San'he-drim, San'he-drin, *n.* the chief council
 of the Jews, ပုယုဒးဒီးအပဒိဉ်တဖဉ်ကုဉ်လိဉ်
 အသးတကဂု.
 Sä'ni-oūs, *a. Lat.* တဉ်စးဒီးတံပူလိဉ်အထံ.
 Sä'n'i-tä'ri-um, *n.* a health-station, အလိဉ်ပဲပုတ
 အိဉ်ဆူဉ်အိဉ်ဆူတဉ်ကဲလဲမဲဆူဉ်ထီဉ်အံဉ်အတိ.
 Sä'n'i-ta-ry, *a.* hygienic, တဉ်စးဒီးတံအိဉ်ဆူဉ်အိဉ်
 ဆူ, တံမဲဆူဉ်မဲဆူပူ.
 Sä'n'i-ty, *n.* saneness, သးထံ, သးစး, သးပွဲ, အိဉ်ဒီး
 တံကုဉ်တဉ်ကုဉ်သု; health, တံအိဉ်ဆူဉ်အိဉ်ဆူ.
 See SANE.
 Sä'n'pan, *n.* a sampan, တနူးအနွဲ.
 Säns, *prep. Fr.* without, တအိဉ်ဘဉ်; *as,* sans
 teeth, sans eyes, မဲတအိဉ်, မဲတအိဉ်. *Ols.*
 Sä'n'scrit, Sä'n'skrit, *n.* သိဉ်သကဲဒူး, ပုယုတံဂုဉ်ဒိအ
 ကိဉ်ထာဉ်ပူ. အထံ, အမိဉ်ပုဉ်ပုဉ်ဒူးဒီးပုဉ်ပုဉ်
 အကျိဉ်, မုဉ်ပုဉ်တကတိအါထံ. တဉ်.
 Säp, *n.* the juice of plants and trees; သုဉ်ထံ;
 the part of the wood under the bark, the
 alburnum, သုဉ်အကဉ်, သုဉ်အကလူဉ်စိ, သုဉ်အက
 မိ; a military mine, တံကျိထံထံအဖိထံ
 စိသိးအကမဲလဲစိ. —, *v. t.* to mine, un-

dermine ဘဉ်ဖျိလဲလိဉ်ခိဉ်ထံ, ခုဉ်ထံအဖိထံ
 တုအကမဲလဲစိအခိဉ်ထံ; *Fig.* မဲလဲစိ; *as,*
 discontent saps the foundation of hap-
 piness, သုဉ်တံထံတံထံဘဉ်မဲလဲစိပတံမုဉ်ထံ
 ပူ.
 Säp'id, *a.* relishable, savory, အစိဉ်အဆာ.
 Sä'pi-ençe, *n.* wisdom, sageness, တံကုဉ်တံဆး.
 Sä'pi-ent, *a.* sagacious, knowing, wise, အိဉ်ဒီး
 တံကုဉ်တံဆး.
 Säp'less, *a.* dry, old, without sap, သုဉ်အထံတအိဉ်
 ဘဉ်, ဗုဝဲ.
 Säp'ling, *n.* a young tree, သုဉ်မိ, သုဉ်ဖျိဉ်မိ.
 Säp'o-nä'ceoūs (-shūs), *a.* soapy, like soap,
 လဲအပဉ်ဆူဉ်ဒီးဆးပုဉ်, အိဉ်ဒီးဆးပုဉ်, ချိ, ချိမိ, ချိမိ.
 Säp'o-na-ry, *a.* saponaceous, soapy. See SAP-
 ONACEOUS.
 Säp'por, *n.* taste, relish, savor. See TASTE.
 1st def.
 Säp'o-rific, *a.* ဒူးလဲထီဉ်တုဉ်. See TASTE.
 Säp'per, *n.* လဲအသူးမုဉ်သိဉ်အကျိဉ်ပုဉ်ဖျိဉ်တံအဖိထံ
 ဒီးမဲလဲစိ. See SAP. *v. t.*
 Säp'phire (sä'fir), *n.* တံမုဉ်နဲထီ, အစိဉ်အိဉ်,
 အထီအိဉ်.
 Säp'pi-ness, *n.* succulence. See SAPPY.
 Säp'py, *a.* abounding with sap, juicy, အထံခါ,
 အိဉ်ဒီးအထံခါ; not firm, tender, အိဉ်ဒီးအက
 မိ; weak in intellect, အသးတဆးဘဉ်, အသး
 အထံတအိဉ်ဘဉ်.
 Sä'r'casm, *n.* irony, satire, ridicule, တံကတိ
 ထီပုဉ်အသး, တံကတိကုဉ်, တံကတိတမိတပိ.
 Sar-cäs'tic, *a.* satirical, taunting, တဉ်စးဒီးတံ
 ခုဉ်ခွဲဉ်ပထွဲ, ထံအမဲဆူဉ်ပထွဲ.
 Sar-cöph'a-gūs, *n.* ကျိဉ်ထံ, တထီထံထံထံထံ
 ပုဉ်ပုဉ်ပုဉ်ပုဉ်ထံထံထံ.
 Sä'r'dine, *n.* ညဉ်ပဲခွဲဉ်ခွဲ.
 Sä'r'dine, Sä'r'di-us, *n.* a precious stone, prob-
 ably the carnelian, မဟူထံစိ, တံမုဉ်ထီ
 သွန်. ၂မိ. ၂ဝးခေ.
 Sar-dön'ic, *a.* forced or feigned, mocking, *as*
 a sardonic laugh, တံနဲထီခဉ်ထံဘဉ်စးဒီး
 တံခုဉ်ခွဲဉ်; a sardonic smile, တံနဲထီခဉ်ထံ
 စိအသးမုဉ်, မုဉ်သးတမုဉ်ဘဉ်တမိ.
 Sä'r'do-nÿx, *n.* တံမုဉ်မဟူထံထံထံထံ. ထီဉ်. ၂ဝး၂ဝ.

ä, ê, î, ô, ü, ÿ, long; ä, ê, î, ö, ü, ÿ, short; cäre, fär, läst, fall, what; thère, veïl, tẽrm; pique; done, fõr

Sar-tō'ri-al, *a.* pertaining to a tailor, ဆံသီးပုဆိုးတပ်ဖိ. See SARTORIUS.

Sar-tō'ri-ūs, *n.* a patcher, a tailor, ပုဆိုးသွီကုတပ်ဖိ, ပုဆိုးတပ်ဖိ; a muscle of the leg, called the tailor's muscle, ညှပ်ထူပ်တတ်တပ်ဆီးပခိပ်.

Sāsh, *n.* a belt, a girdle, ယိတ်တန်း; the frame of a window in which the glass is set, ခပ်ထံကထာဆင်ထာဝကြိပပူ.

Sā'tan, *n.* the devil, ခုန်ကိယိတ်.

Sa-tān'ic, Sa-tān'ic-al, *a.* devilish, infernal, ဇာကတပ်, ခုန်ကိယိတ်ဆင်း.

Sātch'el, *n.* a small sack or bag, ထပ်ဖိ; a little bag used by school-boys, ထပ်ထာမိသပ်ညီနွှ်ဗာနွှ်ထင်ထာဆကစိန်ဆူတပ်မလိထင်.

Sāte, *v. t.* to satiate, surfeit, glut, အိပ်လှုပ်ကိ, အိပ်တုဆအိပ်တပ်ထာတပ်.

Sāt'el-lite, *n.* a small planet revolving round another, ကျိပ်ဖိ, ကျိပ်ဖိထာဆထဲတရုံးကျိပ်ဆင်း, ထါခွ် satellite ထာဆထဲတရုံးထိပ်ဖိ.

Sā'ti-āte (sā'shi-āt), *v. t.* to feed to the full, အိပ်ဘွားအိပ်; to sate, glut, surfeit, အိပ်လှုပ်ကိ.

Sa-ti'e-ty, *n.* repletion, satiation, တပ်အိပ်လှုပ်ကိ, တပ်ခပ်ဘ်ခပ်တထာကျိပ်ဆင်း.

Sāt'in, *n.* ဝဲ,* တပ်ကံးပတ်သထိတ်တကလှင်ထာဆဘျကဆွပ်ဝဲတခိ.

Sāt'ire, *n.* sarcasm, ridicule, irony, တပ်မာဇှါထိပ်တပ်အာတပ်ထိန်းနုးကထပ်, တပ်ကထိ ခါတပ်. See LAMPOON.

Sa-tir'ic-al, *a.* bitter, reproachful, ironical. See SATIRE.

Sāt'ir-ist, *n.* See SATIRIZE.

Sāt'ir-ize, *v. t.* to censure, reproach, ပတ်တပ်ကမပ်ထာဆထိန်းနုးကထပ်; to ridicule, ခုန်ခွပ်, ကထိခါပုဆိုး.

Sāt'is-fac'tion, *n.* the act of gratifying desire, gratification, တပ်မာခပ်မာခပ်ဆင်း, တပ်မာကျာဆသွပ်ဆင်း; the state of being gratified, contentment, content, တပ်မိသွပ်မိသင်း, တပ်ကျာဆသွပ်ကျာဆင်း; amends, as for damages, indemnification, compensation, payment, ယှပ်ကုဆင်း, ယှပ်ကုတပ်ဂွါဆင်းစီးဆဲတခိ; amends, atonement, as for abuse,

တပ်ကထိ ပုဆိုးဆင်း, တပ်ထူးကုဆ တပ်ကထိ.

Sāt'is-fac'to-ry, *a.* pleasant, gratifying, satisfying, ထာဆခူးကျာဆသွပ်ကျာဆင်း, ထာဆခူးမိသွပ်မိသင်း. See SATISFY.

Sāt'is-fy, *v. t.* to gratify desire or need, make content, မာမ်ဆကကျာဆသွပ်ကျာဆင်း, မာမထင်ထိပ်; to settle the mind, assure, မာမ်ဆကထပ်ဆင်း, မာတုဆဆင်းခွ်မိသုတထိပ်တဂု; to discharge a debt, remunerate, ယှပ်ဆပွါ, ယှပ်ဆင်း.

Sāt'ū-rate, *v. t.* to impregnate, fill fully, စထာဆထင်း, ဗာနွှ်တပ်တမိထာတပ်တမိခပ်ပူတုဆထိန်းနွှ်တသုထာတပ်, မာတုဆထွါ; as, to saturate water with salt, ဗာနွှ်အိသပ်ထာထံပူတုဆထိန်းနွှ်ထာတပ်.

Sāt'ū-rā'tion, *n.* See SATURATE.

Sāt'ur-day, *n.* ခုန်နွှ်နွှ်, ခုန်ခိပ်ထင်းပူဆနွှ်, ပုဆိုးပုဆိုးခပ်အိပ်ဘွားဆနွှ်.

Sāt'urn, *n.* Myth. an ancient, heathen deity, ပုထာပုဆိုးဆကစိန်; one of the planets, ကျိပ်တဗျာန်ဆမိ.

Sāt'ur-nine, *a.* phlegmatic, gloomy, dull, heavy, သွပ်ဆာဆင်းဆာ, သွပ်တဖွ်ဆင်းတညီထပ်.

Sā'tyr, *n.* Myth. ဆကစိန်ထာဆခွ်ပုဆိုးထိတကွန်ခိမိထဲထဲတကွန်.

Sauce, *n.* တပ်ထာပအိပ်ဆုန်ဆိဆုန်မိထိပတပ်အိပ်တပ်အိပ်ကပ်ဆဂိ. —, *v. t.* to flavor, ပတ်ဆုန်တပ်ဆပ်ထာတပ်အိပ်ဆပူ.

Sauce'box, *n.* an impudent fellow, ပုထာဆတပ်ထူးထိပ်တအိပ်, တပ်မိသွားတအိပ်, မာဆင်းကထိကျိပ်ကျ.

Sauce'pān, *n.* သပာမိထာဆအိပ်ခိးစုတမ်း.

Sau'cer, *n.* ထပ်မာထံထိမိထာမိထပ်တဘွပ်, ထိမိထာပပတ်ထပ်မာထံထိမိထာဆပူဆဂိ.

Sau'ci-ness, *n.* See SAUCY.

Sau'cy, *a.* impudent, insolent, rude, မိထဲထဲ, တအိပ်ခိးတပ်ထူးထိပ်ထပ်, ထာဆမာဆင်းကထိကျိပ်ကျ.

Sau'ci-ly, *adv.* ကာကု; as, to answer saucily, ကထိခါတပ်ကာကု.

Säun'ter, *v. i.* to stroll, wander, ထာပုဆိုးကထိထိ; as, to saunter from place to place, ထာပုဆိုးတပူတပ်တပူ, ထာကထိထိ.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

Sau'ri-an, *a.* reptile, reptilian, တၢ်ပးမိးတၢ်မိးတၢ်
လာအမးသးခိၣ်ခိၣ်မိးတၢ်မိးတၢ်မိး. —, *n.* a
kind of reptile, ဆၢ်မိးတၢ်မိးတၢ်မိးတၢ်မိးတၢ်မိး
တၢ်ခိၣ်ခိၣ်မိးတၢ်မိးတၢ်မိးတၢ်မိး.

Sau'sage (saw'sij), *n.* ထီးဆၢ်တၢ်မိးတၢ်မိးတၢ်မိး.

Säv'age, *a.* pertaining to the forest, တၢ်ပးမိး
ပှ်ထၢ်တၢ်ပှ်,ပှ်တၢ်ပှ်; as, a savage wilder-
ness, ပှ်တၢ်ပှ်; wild, ဆၢ်မိး,တၢ်မိးတၢ်မိး; as,
savage beasts, ဆၢ်မိးတၢ်မိးတၢ်မိး; uncivilized,
unpolished, ဂၢ်; as, savage life, ဂၢ်တၢ်ပှ်
ထၢ်တၢ်ပှ်; as, savage manners, ဆၢ်မိးတၢ်မိး
တၢ်မိးတၢ်မိး; cruel, brutal, ဆၢ်မိးတၢ်မိး,တၢ်
မိးတၢ်မိး; as, a savage spirit, သးမိး,သး
တၢ်မိးတၢ်မိး. —, *n.* an uncivilized man,
ပှ်တၢ်ပှ်,ပှ်တၢ်ပှ်; a cruel, brutal man,
ပှ်တၢ်ပှ်,ပှ်တၢ်ပှ်.

Säv'age-ness, *n.* See SAVAGE, *a.*

Sa-vän'nä, Sa-vän'nah, *n.* an extensive, grassy
plain without trees, တၢ်ပှ်မိးတၢ်ပှ်မိးတၢ်ပှ်
မိးတၢ်ပှ်မိးတၢ်ပှ်.

Sä'vant (sä'vöng), *n.* a man of learning, ပှ်
ထၢ်ထၢ်ထၢ်.

Save, *v. t.* to deliver from some evil, rescue,
မးပှ်,ဆၢ်တၢ်မိးတၢ်မိး; to keep from being
spent or lost, တၢ်မိးတၢ်မိးတၢ်မိး; to pre-
serve, protect, မးပှ်တၢ်မိးတၢ်မိး; as,
peradventure he will save thy life, တၢ်
တၢ်တၢ်မိးတၢ်မိး; God save the
king, မးပှ်တၢ်မိးတၢ်မိး; to lay up
without spending, တၢ်မိးတၢ်မိး; to
hinder from occurrence, prevent, မးတၢ်
မိးတၢ်မိး. —, *prep.* except,
excepting, ဂၢ်တၢ်မိး; ထဲ—မိး; as, "Israel
burned none of their cities save Hazor
only," ပှ်တၢ်မိးတၢ်မိး; deducting, ဂၢ်
တၢ်မိး; as, of the Jews I re-
ceived forty stripes save one, တၢ်ပှ်
တၢ်မိးတၢ်မိး. See ၂ကရိၣ်. ၁၁၅.

Säv'ing, *a.* frugal, economical, တၢ်မိး
ဆၢ်မိး; securing against loss, တၢ်မိး
တၢ်မိး; delivering from evil,
တၢ်မိးတၢ်မိး. —, *n.* some-
thing kept from being expended or lost,

တၢ်မိးတၢ်မိး; exception, reservation, တၢ်
လာအဆၢ်တၢ်မိးတၢ်မိး. —, *prep.* except-
ing, ထဲ,ထဲ—မိး.

Säv'ing-ness, *n.* See SAVING, *a.*

Säv'ior, Säv'ior, *n.* one who saves, preserves,
or delivers, ပှ်တၢ်မိးတၢ်မိး,ပှ်တၢ်မိး
တၢ်မိး; the Redeemer of mankind, တၢ်
တၢ်မိးတၢ်မိး.

Sä'vor, *n.* odor, တၢ်မိး,တၢ်မိး; taste, တၢ်
ထၢ်ထၢ်, တၢ်မိး. —, *v. i.* to emit some
odor, နာမုး; to have a particular taste,
ဆၢ်မိးတၢ်မိး; to have the appear-
ance of, ထဲ; as, the speech savors of
pride, တၢ်မိးတၢ်မိး. —, *v. t.* to like, favor,
ဆၢ်မိး,တၢ်မိး.

Sä'vor-i-ness, *n.* a pleasing taste or smell. See
SAVORY.

Sä'vor-y, Sä'vour-y, *a.* pleasant to the taste,
relishable, ဝိသိသိ; odorous, နာမုး.
—, *n.* a kind of aromatic plant, သ့
မိးတၢ်မိး.

Säw, *n.* လွး. —, *v. t.* တၢ်လွး,တၢ်လွး.

Säw'düst, *n.* လွးတၢ်မိး,လွးတၢ်မိး.

Säw'er, *n.* one who saws, ပှ်တၢ်လွး,ပှ်တၢ်
လွး. See SAWYER.

Säw'-mill, *n.* လွးမိး.

Säw'-pit, *n.* လွးသ့.

Säw'-toothed, *a.* ဆၢ်မိးတၢ်မိး. *Bot.* See
SERRATED.

Säw'yer, *n.* a sawer, ပှ်တၢ်လွး,ပှ်တၢ်
လွး. *
Säx'on, *n.* a native of Saxony, ပှ်တၢ်မိး
တၢ်မိး; an Anglo-Saxon, ပှ်တၢ်မိး
တၢ်မိး. —, *a.* တၢ်ပးမိးတၢ်မိး; as, the Saxon
language, ပှ်တၢ်မိးတၢ်မိး; Anglo-Sax-
on, တၢ်ပးမိးတၢ်မိး. —, *n.* something said, တၢ်
တၢ်မိး,တၢ်မိး.

Säx'on, *n.* a native of Saxony, ပှ်တၢ်မိး
တၢ်မိး; an Anglo-Saxon, ပှ်တၢ်မိး
တၢ်မိး. —, *a.* တၢ်ပးမိးတၢ်မိး; as, the Saxon
language, ပှ်တၢ်မိးတၢ်မိး; Anglo-Sax-
on, တၢ်ပးမိးတၢ်မိး. —, *n.* something said, တၢ်
တၢ်မိး,တၢ်မိး.

Säy, *v. t.* to tell, speak, rehearse, recite,
မး,တၢ်မိး,ထဲ. —, *n.* something said, တၢ်
တၢ်မိး,တၢ်မိး.

Säy'ing, *n.* an expression, a proverb, a by-

ä,ë,î,ô,ü,ÿ, long; ä,ê,ï,ö,ü,ÿ, short; cäre, fär, läst, fall, whät; thére, veíl, térm; píque; dóne, fôr,

word, တၢ်ကတိၤတထံၣ်, တၢ်ထဲတထံၣ်. See SAY, n.

Scab, n. an incrustation over a sore, အကိၢ်လှဲၣ်ကိၢ်ဆၢ; a disease of sheep, ဃိ,တၢ်သးလှဲၣ်ထၢအခိၣ်ထၢသိအလိၤ.

Scab'bard, n. a sheath, a sword-case, န့တၢ်မိၤ. —, v. t. to sheath a sword, ဝၢ်န့ၣ်န့ၣ်ထၢအတၢ်မိၤပူၤ.

Scab'bed, a. affected or diseased with scabs, mangy, scabby, လိၤသခိၣ်,တၢ်သးလှဲၣ်,ဃိ,ဃိဃဲး, စးမိၤကနဲၣ်ပူၤထၢအဖျိအသိး.

Scab'bi-ness, n. See SCABBY.

Scab'by, a. having scabs, အိၣ်ဒီးအကိၢ်လှဲၣ်အကိၢ်ဆၢ; mangy, အိၣ်ဒီးတၢ်သးလှဲၣ်.

Scab'i-ous, a. rough, itchy, leprous, လိၤသခိၣ်,စးမိၤကနဲၣ်,တၢ်သးတၢ်ခဲတူၣ်ဆါအာ.

Scab'rous, a. rough, rugged, အိၣ်ဒီးအကမိၣ်အါ, သ့ၤ.

Scalf'fold, Scalf'fold-ing, a. တၢ်ဂီၤထီၣ်; a temporary structure by the side of a building to support the workmen, တံၣ်ဂီၤထီၣ်, သ့ၣ်ဂီၤထီၣ်; a stage, an elevated platform, နံၣ်ဒိၣ်; * a frame for the support of creeping plants, တၢ်ခုၢ်တၢ်ဘိအဝၢ,နံၣ်ဒိၣ်.*

Scald, v. t. to burn with boiling liquid, ထံၣ်စျိလိၤလူထၢအိၣ်; to expose to a boiling liquid, as, to scald meat, ဝၢ်ဆူစျိ; to scald milk, ဝုၤထီၣ်တၢ်န့ၣ်ထံၣ်. —, n. an injury to the skin and flesh by a hot liquid, ဝဲးလိၤသလိၤ,ဝဲးဘၣ်ထံၣ်စျိ; scurf on the head, scab, ဃိဃဲးဃိဃဲး.

Scald'-head, n. leprous scalls, ဒိၣ်ဝဲၣ်; a disease less virulent, ဃိဃဲး.

Scale, Scales, n. a balance, a pair of balances, ယွဲၣ်,စိၤပိၢ်; the scales of a fish or snake, အသခိၣ်; any thin layer or lamina, အသဘွဲး; Astron. Libra, ယွဲၣ်အတၢ်ပုၤခိၣ်,ဆၢတဖၣ်အိၣ်သဃဲးလိၤအသးတုၤအလိၤကဲယွဲၣ်; Mus. the gamut, ဃိသ့ၣ်; a ladder, ဃိ; regular gradation, တၢ်ထီၣ်တတိၤဒီးတတိၤ; as, the scale of being, ဆၢဒိၣ်ကိၢ်မိၤ,ပုၤကညိ,မူဒိၣ်ကလူးအိၣ်ဝဲတတိၤဒီးတတိၤ. —, v. t. to strip or clear of scales, ငြိၣ်ကွဲၣ်အသခိၣ်; to take off in thin lay-

ers, မၤလိၤသလိၤ; to compare with, (rare), ထီၣ်သကြိၤ, ဝၢ်သကြိၤ; to climb by a ladder, ထီၣ်လၢဃိ. —, v. i. to strip or clear of scales, to scale off, ကဘွဲးထီၣ်အသး,သပိၢ်,လိၤတတိၤ.

'Scaled', a. having scales, အိၣ်ဒီးအသခိၣ်; cleared of scales, ငြိၣ်ဝဲၣ်.

Sca-lene', a. having three unequal sides, အိၣ်ဒီးသၢကပၤတထဲသိးလိၣ်အသးဘၣ်. —, n. a scalene triangle, တၢ်သးန့ၣ်လၢအကပၤတတုၤသိးလိၣ်အသးဘၣ်.

Scal'i-ness, n. See SCALY.

Scal'ing-lad'der, n. ဃိလၢသုးမိၤကထီၣ်တၢ်ခိၣ်ဒုအဂီၢ်.

Scall, n. ဝဲးလိၤသဘွဲး,တၢ်သးဒီးတၢ်ခဲတူၣ်ဆါအာ,တၢ်ဆၢ. See ခုမိၤ. ခု: ၃၀.

Scal'lop (skol'lup), n. a marine shell-fish, မျိၣ်တကလုၣ်; a curve in an edge, like the segment of a circle, အသဒူၤကုၣ်ကျိၤ. —, v. t. မၤကုၣ်ကျိၤတၢ်အသဒူၤ.

Scalp, n. မိၣ်ဝဲး. —, v. t. ကုၣ်ကွဲၣ်မိၣ်ဝဲး.

Scal'pel, n. a surgeon's knife, ဒိၤထၢကသံၣ်သရၣ်သုဝဲ.

Scal'y, a. having scales, အိၣ်ဒီးအသခိၣ်အါ; resembling scales, လိၤကဲတၢ်အသခိၣ်; mean, scabby; as, a scaly fellow, (vulgar) ပုၤထူသအုး,ပုၤတပိၢ်တၢ်ဆၢ.

Scamp, n. a rascal, a scoundrel, a rogue, ပုၤတလိၤကုၤအဒုၣ်အကမၢ်တၢ်ဒီးသ့ၣ်ကွဲၣ်,ပုၤလိၤတၢ်.

Scam'per, v. i. to run with speed, ဃုၢ်ဆူၣ်ဆူၣ်. —, n. a run, a hasty flight, တၢ်သ့ၣ်ကွဲၣ်.

Scan, v. t. to scrutinize, ကွၢ်ထံထံဆးဆး; to divide a line of poetry into feet, နီၤဒးထါအဘိဝုၤထံၣ်ပုၤန့ၣ်အထံၣ်ကအိၣ်ဆူလိၣ်ဒီးလိၣ်အသး.

Scan'dal, n. calumny, slander, detraction, တၢ်ခဲၣ်သ့ၣ်ခဲၣ်ဂီၤပုၤတၢ်ဒီးအထၢကပီၤကတးဂီၤ; opprobrium, disgrace, အထၢကပီၤတးဂီၤ.

Scan'dal-ize, v. t. to give offence to, မၤဒိၣ်ပုၤအသးထၢတၢ်ကမၢ်အမိၤ; to calumniate, defame, disgrace, ကတိၤဒုၣ်ခွဲၣ်တၢ်ဒီးပုၤအထၢကပီၤကတးဂီၤ.

Scan'dal-ous, a. giving offence, ထၢအမၤဒိၣ်ထီၣ်ပုၤအသးထၢတၢ်ကမၢ်အမိၤ; disgraceful, opprobrious, ကြၢးမဲၣ်ဆး.

dg, wOLF; fúrl, rUDE, push; e.í.ó. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as s; x as gz; n as in linger.

and mountains about Maulmain make its scenery very pleasant, ထံကျိမီးကစားအိမ်ဝေ တရားခိန်ထဲ၌န့ၣ်ပကွၢ်မုၢ်မး,ထံကျိမီးကစား အိမ်ဝေ တရားခိန်ထဲ၌န့ၣ်မုၢ်မးထီၣ်တၢ်ကွၢ်အဖိအထး; the arrangement and decorations of the stage of a theatre, တၢ်ကထဲၣ်ကတီၤတၢ်ခိန် ကျိၣ်အုၣ်အလီၤ.

Sçen'ic, Sçen'ic-al, *a.* theatrical, dramatic, တၢ် ဃးမီးတၢ်ခိန်ကျိၣ်အုၣ်မီး; pertaining to scenery, တၢ်ဃးမီးတၢ်ထၢပကွၢ်ထၢပခဲၣ်.

Sçen'o-grāph'ic, Sçen'o-grāph'ic-al, *a.* တၢ်ဃး မီးတုၢ်တၢ်ဂီၤထၢတၢ်အပၤအလီၤအကလီၤ ဝၢ်အမိၢ် ပှၢ်အသိး, သ့ၣ်မီးဝၢ်မီးကစားကလီၤကမ္ဘါဝဲ ထၢအမိၢ် အထီၣ်အစီၤစုၢ်အကြၢးအတၢ်အသိး.

Sçen-nög'ra-phy, *n.* See SCENOGRAPHIC.

Sçënt, *v. t.* to smell, န့ၢ်; to perfume, မုၢ်မးဝဲမီးတၢ် န့ၢ်မု. —, *n.* the sense of smelling, တၢ် န့ၢ်တၢ်သ့; as, that dog has a nice scent, ထံၣ်တၢ်န့ၣ်န့ၢ်တၢ်သ့မး; an odor, a smell, တၢ် န့ၢ်တၢ်ဝု; as, the scent of an orange, ထီၣ်မိ သၣ်အတၢ်န့ၢ်.

Sçënt'less, *a.* without smell, inodorous, အတၢ် န့ၢ်တၢ်အိၣ်.

Sçëp'ter, Sçëp'tre, *n.* the ensign of royalty, နီၣ် ထီၣ်ထီၣ်အမုၢ်မီးပၤအမိၢ်အကမိၢ်အတၢ်ပနီ; royal power, စီၤပၤအမိၢ်အကမိၢ်.

Sçëp'tred, *a.* having the scepter, ထၢအပၤတၢ် နီၣ်ထီၣ်ထီၣ်; having kingly power, အိၣ်မီးအမိၢ် အကမိၢ်မီးစီၤပၤအသိး.

Schëd'üle, *n.* a list, an inventory, စရိ.

Schëme, *n.* an arranged system, a plan, တၢ် တၢ်ကျဲၤကွၢ်အလီၤအလဲၤ; a design, a project, တၢ်ကွၢ်တၢ်ဆးတၢ်ဃးမီးတၢ်တမံၤမံၤ. —, *v. t.* to plan, contrive, ကွၢ်ထီၣ်မးလီၤ.

Schëm'er, *n.* a contriver, a planner, ပှၢ်ကွၢ်ထီၣ် မးလီၤတၢ်.

Schëm'ing, *a.* ညီၣ်န့ၢ်ကွၢ်ထီၣ်မးလီၤ, ညီၣ်န့ၢ်ကွၢ်ထီၣ်မးလီၤ ဂူသ့ၣ်တၢ်.

Schis'm, *n.* တၢ်အစုတလီၤမုၢ်, တၢ်နီၤမး, တအိၣ်ဖျိၣ်ထၢ တၢ်စ့ၢ်တၢ်န့ၣ်လီၤလီၤအဖိ.

Schis-mät'ic, *n.* a partisan, a heretic, ပှၢ်ထၢ အမုၢ်မီးထီၣ်တၢ်လီၤမုၢ်လီၤမး. —, *a.* schis-matical, ထၢအမးလီၤမုၢ်လီၤမး.

Schis-mät'ic-al, *a.* See SCHISMATIC, *a.*

Schöl'ar (sköl'ar), *n.* one who attends school, ပှၢ်တၢ်ဃးမီးတၢ်မးလီၤအလီၤ; a disciple of any kind, အပျဲၢ်; a man of learning, ပှၢ်သ့ထီၣ်.

Schöl'ar-like, Schöl'ar-ly, *a.* like a scholar, မိ ပှၢ်သ့ထီၣ်အသိး, ကြၢးထၢပှၢ်သ့ထီၣ်.

Schöl'ar-ship, *n.* learning, erudition, တၢ်သ့ထီၣ် သ့ထီၣ်; a foundation for supporting a scholar, တၢ်ပၢ်ထီၣ်အုၣ်စ့ထၢပှၢ်မးလီၤထီၣ်တကၤ သ့ထီၣ်အဂီၢ်.

Scho-las'tic, *a.* pertaining to a scholar, တၢ် ဃးမီးတၢ်မးလီၤထီၣ်မးလီၤလဲၢ်; scholarlike, လီၤ ဝၢ်ပှၢ်မးလီၤထီၣ်; pedantic, formal, ထၢအပၢ် မးအသးပှၢ်သ့ထီၣ်အသိး.

Schö'li-äst (skö'li-äst), *n.* a commentator, an annotator, ပှၢ်ထၢအကွဲၤဖျါထီၣ်တၢ်အမိၢ်ပညီ.

Schö'li-üm, *n.* a short annotation, တၢ်ကွဲၤဖျါထီၣ် ထီၣ်အမိၢ်ပညီထၢတၢ်ကတီၤစ့ၢ်.

School, *n.* a place for learning, တၢ်မးလီၤထီၣ်အ လီၢ်; a collection of scholars, ပှၢ်မးလီၤတၢ်မိ တကရၢ; persons united in any particu- lar system of philosophy or religion, ပှၢ် ထၢအတၢ်စ့ၢ်တၢ်န့ၣ်မီးအထုၢ်အထုၢ်မိသိး ထီၣ်အသး; any place of improvement or learning, တၢ်မးလီၤအလီၤ; as, the world is an excellent school for the wise man, but a school of vice to fools, ဟီၣ်မိၣ်ဓူၢ်အံၤမုၢ်တၢ်မးလီၤအလီၤအ ဝုၤကတၢ်ထၢပှၢ်ကွၢ်ထီၣ်ကွၢ်ထီၣ်သ့ထီၣ်, မုၢ်မးထၢပှၢ်မး စီၤမိအဂီၢ်န့ၣ်ကမုၢ်ထဲတၢ်မးလီၤတၢ်အတၢ်သီအဂီၢ်လီၤ; a shoal or large body, as a school of por- poises, တၢ်တၢ်လီၤအသး, တၢ်အိၣ်ဖျိၣ်အသး. —, *v. t.* to instruct, educate, သိၣ်လီၣ်န့ၣ် လီၤတၢ်; to admonish, reprove, သိၣ်ကွၢ်သီ ကွၢ်တၢ်.

School'-boy, *n.* မိသၣ်ခွါမးလီၤထီၣ်.

School'-däme, *n.* သရၣ်ခုၣ်.

School'-fëllöw, *n.* ပှၢ်မးလီၤမုၢ်တၢ်, ပှၢ်မးလီၤသကိးတၢ်.

School'-g'irl, *n.* မိသၣ်မိၣ်ခုၣ်မးလီၤထီၣ်.

School'-house, *n.* တၢ်မးလီၤထီၣ်အတၢ်, သမိၣ်.

School'ing, *n.* tuition, instruction, တၢ်သိၣ်လီၣ်န့ၣ် လီၤ; reproof, တၢ်သိၣ်ကွၢ်သီကွၢ်; compensa- tion for tuition, တၢ်မးလီၤအပှၢ်.

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ç̄ as j; ç̄ as in ç̄et; ç̄ as z; ç̄ as g; ç̄ as in linger.

School'-mäd'am, *n.* a school-mistress, သရုပ်ရုပ်,
 မိန့်ရုပ်သားအသိပ်လိပှာဒ်သင်သတ်သိလဲဝ်ဒါ.
 School'-mäs'ter, *n.* သရုပ်, သရုပ်မိန့်.
 School'-mis'tress, *n.* See SCHOOLMADAM.
 Schoon'er, *n.* ကဘိအိန်ဒီးထေယျာထူဝဲခဲထူဝဲသားထူဝဲ.
 Sci-ät'ic, Sci-ät'ic-a, *n.* pertaining to the hip,
 ထပ်စားဒီးထီဝဲဒ်မိန့်; neuralgia of the sciat-
 ic nerve, တာ်ထွန်ထူးထပ်စား ဒီး စဲးထေး တံးနာ်
 (sciatic nerve).
 Sci'ence, *n.* (စဲးထွန်) knowledge, knowledge
 methodically arranged, တာ်ထွန်ညါနာ်ပာ်
 ဒ်ပှာမာလိထာ်ထွန်စ့ဝ်ရုဗ် (experiment) ဒီးထာ်
 ကွာ်ထီ, ဒီးတာ်ထွန်ညါနာ်အိန် က ထပ် က တီၤ အ သး
 တာ်ထွာ်ထဲဝဲအသိးသတးဒီးတာ်ထွန်ညါထပ်စားဒီးနိန်
 ဝ်, ပကီးထာ်နိန်ဝ်အစဲးထွန်, တာ်ထွန်ညါ ထပ် စား ဒီး
 ဝ်နိန်မိထေအိန်ဝ်တစု (organs) ဒ်ထေထွန်ထေထေအိန်ဝဲ
 အသိးပစံး, စဲးထွန်ထပ်စားဒီးမိန်ထေထေထေ.
 Sci'en-tif'ic, Sci'en-tif'ic-al, *a.* ထပ်စားဒီးတာ်ထွန်ညါ,
 တာ်ကွန်တာ်ဆး, ထပ်စားဒီး science. See SCIENCE.
 Scim'i-tar, Scim'i-ter, *n.* နာ်မိအိန်ဒီးထေဒီးနာ်ကွန်ကွာ်
 တစဲးတကလု.
 Scin'ti-läte, *v. t.* to emit sparks or igneous
 particles, as flint and steel, ဒူးကဲထီနိန်
 ထူ ဝ်; to sparkle, as the fixed stars, ပိန်
 ထွန်ထွန်; to shine, glisten, ထျာ်, ထဲးထျာ်.
 See GLISTEN.
 Scin'til-lä'tion, *n.* sparkling. See SCINTILLATE.
 Sci'o-list, *n.* a pretender to science, a smat-
 terer, ပှာထာ်ထွန်ညါတာ်တထေထပ်စုာ်ဝှာ်, ပှာထာ်
 ထွန်ညါတာ်တထျာ်စဲးနာ်သကု တ ထီ တံ တပ်, ပှာ
 ပန်ထွန်ထေးထာ်ထီ.
 Sci'on, *n.* See CION.
 Scir'rhüs, *a.* (skir'rhüs), ကိၤ, ထီဝဲထီထပ်စားထျာ်တ
 ဝ် (glands).—, *n.* an indolent indura-
 tion, sometimes cancerous, နှံ, ထပ်တစုစုဝှာ်မာ
 တံတံတာ်ထေထဲးထီ, ထီထီထီထာ်ထွန်ထီထေထေ.
 Scir-rhös'i-ty (skir-rös'i-ty'), *n.* နှံ, တာ်ထွန်, တာ်
 ထွန်ထပ်စားဒီးထျာ်တစုာ်. See SCIRRHUS.
 Scis'sion (sizh'un), *n.* a cutting or dividing,
 တာ်မိန့်ထဲဝဲကွာ်ထီ.
 Scis'sors, *n.* ထေးတံ, ကာ်ထွန်.
 Scis'süre, *n.* a cleft, a fissure, တာ်မိန့်ထဲဝဲထေထီ,
 တာ်ထဲး.

Scöff, *v. i.* to sneer, mock, jibe, ရှင်ရှင်တာ်, မာတ
 ခိုတပါတာ်.—Scöff at, ရှင် ရှင်တာ်; as, to scöff at
 religion shows extreme folly, ပှာရှင်ရှင်တာ်
 ထွန်ထူထီလွှာရှင်ဒူးရှာထီထီတာ်ထွန် တ ဆး သး တ ဆး
 ထပ်.—, *n.* derision, ridicule, mockery,
 တာ်ရှင်ရှင်တာ်, တာ်မာတခိုတပါ.
 Scöff'er, *n.* ပှာရှင်ရှင်တာ်, ပှာကတိၤတခိုတပါတာ်. See
 SCOFF.
 Scöld, *v. i.* to find fault, chide coarsely, rate,
 brawl, သွန်ဝဲ, ကထပ်, ဒုတံဆီ. —, *v. t.*
 See SCOLD, *v. i.* —, *n.* a clamorous
 woman, a shrew, မိန့်ရုပ်ထွန်ကတိၤတံထဲ. See
 SCOLDER.
 Scöld'er, *n.* a scold, ပှာဒုတံနးထပ်ကဲနဲး, ပှာကထပ်
 ထေးထေး.
 Scöl'lop, *n.* See SCALLOP.
 Scönçe, *n.* the scull, the head, မိန့်, မိန့်ထပ်စံး;
 sense, discretion, တာ်ကွန်တာ်ဆး, တာ်ကွန်ထပ်
 ဝေးထွ; a hanging candlestick, ဝှင် ထူ ဝှာ်
 ထီထဲးထေး.—, *v. t.* to confine, impris-
 on, ဒူးဆပ်.
 Scoop, *v. t.* to lade out, bail, ထျာ်ထီ; as, he
 scooped the water from the boat, အဝဲထွန်
 ထျာ်ထီထွန်ထံထာ်ခွဲပှာ; to make hollow, dig
 out, မီးထီကထေး; as, the Indians scoop the
 trunks of trees into canoes, ပှာထံပှာဒ်မီး
 ထီကထေးဒူးထွန်ဒူးထဲထီထဲထာ်ခွဲထွန်; to re-
 move material so as to leave a hollow
 place, excavate, ခွဲထီ. —, *n.* a bailing
 ladle, ကခွဲ, တာ်ထွန်ထေထီထီထီထီထီထီထီ; a ves-
 sel used only for bailing a boat, ဝေးခွဲ.
 Scöpe, *n.* room for action, မာထဲထေးပထီ; aim,
 purpose, ထေထာ်ထီထီထီ, ထေထာ်ကွန်ထီထီထေးထီ.
 Scor-büt'ic, Scor-büt'ic-al, *a.* pertaining to
 scurvy, ထပ်စားဒီးတာ်ထီထာ်ထေထဲထီထီထီထီထီထီထီ
 တဝှာ်ထပ်ထေထီ. See SCURVY.
 Scörch, *v. t.* to burn slightly, ကိာ်ဘိ; to dry to
 extremity, dry up, ကိာ်ထီကိာ်ဆး; as, scorched
 with the burning sun of Africa, ထေထာ်
 ကိာ်ဆးကိာ်ဆာ်ထာ်ထီထီထီထီထီထီထီထီထီ.
 Scörch'ing, *a.* parching, burning, ထာ်ထေမာထီ
 ထီ, မာကိာ်ထီကိာ်ဆး.
 Scöre, *v. t.* to notch, ပထီ; to mark down, ဝ

ä, é, î, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fall, what; thére, veil, térm; pique; döne, fúr,

နိပ်, ပနိပ်ပဒိဆင်ထာ ထပ် တဘိတဘိ. —, *n.* a notch, တာ်သွပ်ပတိ်; a tally, နိပ် ကု ထာ ဆ တာ် နိပ်တာ်ဆတိ်; a line or notch for keeping tally, ထပ်မးနိပ်တာ်; the number of twenty, ခံဆံ; a long incision, တာ်ကူးမးထီ, တာ်ဝဲ; a register of articles purchased on credit, ဧရိဆာ်ဆးတာ်ပွာ်ကွဲတာ်, ဧရိထာ်ဆမးနိပ်တာ်ထာ် ဆ တယုဂ်ခိးဆာ်ဝဲဆပွာ်; as, he ran up a long score, ပွာ်ကွဲတာ်ထီ; reason, account, sake, ဆဆိ. —To quit scores, to settle accounts, give satisfaction, ယုဂ်ဆပွာ်ထာ်ထာ်ပွာ်, ယုဂ် ဆဆိ.

Scō'ri-ā, *n.* *Lat.* dross, recrement, တာ်ဆဆိပ်ဆ ဆဆင်, တာ်ဆဆိပ်ဆဆိပ်.

Scōrn, *v. t.* to despise, contemn, slight, တပ် လဲဆိထာ်, ပင်လဲဆိထာ်တာ်တမိ်တဆိပ်. —, *n.* contempt, disdain, dishonor. See SCORN, *v. t.*

Scōrn'er, *n.* a contemner, a despiser. See SCORN *v. t.*

Scōrn'ful, *a.* disdainful, insolent, contemptuous, ထာ်ဆမးတရိတပါတာ်, တပ်လဲတာ်ထာ်.

Scōr'pi-on, *n.* the reptile, ပတုာ်ခွဲ; a painful scourge, နိပ်ဆိပ်ဆိပ် တကလုာ်; as, I will chastise you with scorpions, ယကဆိပ်ဆိပ် သုထာ်ပတုာ်ခွဲ. See ၁ စိပလ. ၁၂ : ၁၁; the eighth sign of the Zodiac, ထာ်စိခွဲအပူထာ်ဆးက ရာတကရ. See ZODIAC.

Scōr'ta-to-ry, *a.* lewd, illicit, ထာ်ဆးမိးတာ်မကမာ် ရုဂ်မကမာ်ခွါ.

Scōt, *n.* a Scotchman, ပုစကီးတထာ်ခိ; money assessed on each individual, တာ်ခိပုထာ်ခိ မိးတကထာ်တုဂ်ဝဲ.

Scōtch, *v. t.* to make a shallow incision in, ကျီ ထုဂ်ဖျိ, ကျီကွဲဆမံ; to wound superficially, မဆိဆိ; as, we have scotched the snake, not killed it, ပမိဆိဂုာ်သုဂ်တဘိနုာ်, ဝုမုာ်တမာ်ဆိ ဆိထာ်; to prop, support, as a wheel, by placing some obstacle to prevent its rolling, မိထူ. —, *a.* See SCOTTISH.

Scōt'tish, *a.* ထာ်ဆးမိးကိးကိးထထာ်, ထီဂင်ပုစကီး တထာ်ခိ.

Scoun'drel, *n.* a rascal, a villain, ပုသုဂ်ကုဂ်

ထာ်သုဂ်, ပုစကီး, ပုစကီးတာ်ဂုထာ်ဂါ, ဆထာ်ကမိထာ် ဆိပ်.

Scour, *v. t.* to scrub, to clean by friction, ထူ ထာ်ထာ်ဆသွဲတမံမံ; as, to scour a kettle with sand, ထူမိထာ်ထာ်ထာ်; to cleanse by washing in water, ဆုဂ်တာ်, မိးဂုထာ်, နုးဂုထာ်; to purge violently, မာထူဆး; to range by, over, or along, with rapidity and force, ထာ်ဆုဂ်ဝဲထကူးဆးမိးထာ်ဆထာ် နုာ် တာ် တမံ; as to scour the sea for pirates, ထာ် ထာ်မိပ်ထာ်ထကူးဆးမိးထာ်ဆထာ် နုာ်မိပ်ထာ်ထာ်သုဂ်. —, *v. i.* See SCOUR, *v. t.*

Scour'er, *n.* a cleanser, ပုထူမိတာ်, ပုမာမိတာ်ကုတာ် သိး. See SCOUR.

Scourge (skūrj), *v. t.* to whip severely, lash, ထီ, ဣနုးကထာ်; to punish severely, chastise, သိပ်ဆိပ်; to harass, torment, မာမိပ်မာ နုး. —, *n.* a whip, a lash, a strap or cord, နိပ်ဖျိ; any whip, နိပ်ဖျိနိပ်ထီ; a severe punishment, ထာ်သိပ်ဆိပ်; a cause of great calamity, ထာ်ဆးထာ်ထီထာ်မိပ်ထာ်ဆး; as, slavery is a terrible scourge, ထာ်မာထုာ်ဆးထာ်ထီထာ် မာမိပ်ထာ်ဆးကထာ်.

Scout, *v. t.* to go on the business of watching the movements of an enemy, ထာ်ကွာ်ထုဂ် ဆဆုဂ်ဆမိမာ်ထီထီခိ. —, *v. t.* to spy out, to watch closely, ကွာ်ထုဂ်တာ်; to reconnoiter, ထာ်ထကူးဆးမိး ကွာ်တာ် ထီ တာ်; as, to scout a country, ထာ်ကွာ်ထီထာ်ကိာ်ထ ကူးဆးထာ်ထာ်ထာ်; to treat with disdain, sneer at, တပ်လဲပင်ထီထာ်, ပင်ထာ်ထာ်ထာ်ထာ် ထာ်ထာ်. —, *n.* a spy. See SCOUT, *v. i.*

Scow, *n.* a large, flat-bottomed boat, နွဲမိပ်ဆ ကထာ်ထာ်ဆထာ်ထာ်ထာ်ထာ်.

Scowl, *v. i.* to frown, ပင်ဆထာ်, ပင်ထုဂ်ထီထာ်ထာ် ဆိပ်မိးထထာ်. —, *n.* See SCOWL, *v. i.*

Scrab'ble, *v. i.* to scratch with the hand, ဝ် ထာ်ဆဆု; to make irregular or crooked marks, to scrawl, ကွဲထာ်ထီထာ်ထာ်ထာ်; to scramble. See SCRAMBLE.

Scrag, *n.* something lean and rough, as တာ်ထာ် ထထာ်မိးထီထီထာ်ထာ်ထာ်ထာ်; a lean, bony person, ပုဆထာ်. (Vulgar).

dg, wolf; fūrl, rude, push; e. i. o. silent; ç as s; ch as sh; ġ as ġ; ĝ as in ġet; ſ as z; x as gz; n as in lingei .

Scüll'ion, *n.* a menial kitchen-servant, တာ်ဆု
 ဆပုထာဆသ့စီသပာမနူမတၢ်အံၤန့ၤထံၤဆးမိ
 ဖိပုၤအလီၢ်.

Scülp'tor, *n.* ပုၤထာဆးကံၤဒဲးတၢ်အံၤန့ၤ. See
 SCULPTURE.

Scülp'türe, *v. t.* to carve in wood or stone, ဒဲး
 ကံၤဝဲထာသ့ၣ်ပုၤတၢ်, လၢထာ်ပုၤတၢ်အလီၢ်. —, *n.*
 the act of carving, engraving, တၢ်မထာ
 ဒဲးကံၤဝဲ, လၢဆဆဲးဒဲး; carved work, တၢ်ဆ
 က့ၢ်အဂီၢ်လၢအဒဲးကံၤဝဲ.

Scüm, *n.* froth, foam, ဆသ့; the refuse, တၢ်
 တဂီၢ်တသိၣ်တၢ်. —, *v. t.* to skim, တၢ်ကွံၣ်,
 တဂီၢ်ကွံၣ်တၢ်ဆသ့, တၢ်ကွံၣ်တၢ်အဖီဒိၣ်. —,
v. i. ဆသ့ကဲထီၣ်.

Scüp'per, *n.* တၢ်အိပုၤထာကတိအခိၣ်ကးအကပထာထံ
 ကယုၤလီၤကွံၣ်အဂီၢ်.

Scürf, *n.* တၢ်သခိၣ်.

Scürf'i-ness, *n.* See SCURFY.

Scürf'y, *a.* အိၣ်ဒိးတၢ်လီၤသခိၣ်.

Scur-ril'i-ty, *n.* vulgarity, abuse, တၢ်ထုသအု
 အကီၢ်, တၢ်မတၢ်တၢ်ပတၢ်, တၢ်ကတိၤအစာ.

Scür'ri-le, *a.* scurrilous, mean, low. See SCUR-
 RILOUS.

Scür'ril-ous, *a.* scurrile, abusive vile, ခံးသိး
 ကိၣ်ခံး; as, scurrilous language, တၢ်ကတိၤ
 ခံးသိးကိၣ်ခံး, တၢ်ကတိၤတၢ်အာ, တၢ်ကတိၤဆါပသး.

Scür'vy, *n.* တၢ်ဆါတကလုၣ်ကဲထီၣ်ဝဲထာအတၢ်အိၣ်တၢ်
 အိတဂုၤတၢ်အဆိ, တၢ်ပုၤကတိၤဖိဆါတက့ၢ်. —,
a. scabby, scurfy, အိၣ်ဒိးတၢ်သခိၣ်; mean,
 low, vile, အစာ, လၢပပံၤကဲအိၣ်အလီၢ်တၢ်အိၣ်တၢ်.

Scüt'tle, *n.* a flat-bottomed basket, ခၢ်တီ; a
 vessel for holding coals, သပာထးထာသ့ၣ်
 ထးအဂီၢ်; a small hatch-way, တၢ်ထုၣ်ဖိထာ
 ကတိၤအစီဒိၣ်; an opening in the roof of
 a house, တၢ်ထုၣ်ဖိလၢဟံၣ်ဒိၣ်. —, *v. t.* to
 make a hole in the bottom of a ship, မ
 ထုၣ်ဖိကတိၤအစာအစး; to sink by making
 holes through the bottom; as, to scuttle
 a ship, မလီၤဘျၢၣ်ကတိၤထာမထုၣ်ဖိအစး
 အဆိ.

Scythe, *n.* ထီၣ်ဝဲဒဲးဒိၣ်.

Sēa, *n.* the ocean, ဝိၣ်ထံၣ်; one of the larger
 bodies of water less than the Ocean, as

the Mediterranean Sea, ဝိၣ်ထံၣ်; a wave,
 a billow, ထမိ, ထာ; as, the vessel shipped
 a sea, ထမိထီၣ်ထာကတိၤအစီဒိၣ်.

Sēa'-air, *n.* ဝိၣ်ထံၣ်ကထီၣ်.

Sēa'-ape, *n.* ဝိၣ်ထံၣ်ကထီၣ်, ပုၤတၢ်နီၤကိးထီၣ်ထာညၣ်
 ကမိ. See SEA-FOX.

Sēa'-bank, Sea'-board, *n.* the sea-shore, ဝိၣ်
 ထံၣ်န့ၤ.

Sēa'-bear, *n.* the white or polar bear, ဝိၣ်ထံၣ်
 ထာသ့; a kind of seal. See SEAL.

Sēa'-boat, *n.* ကတိၤထာထံၣ်ထာသ့ထာဝိၣ်ထံၣ်ပုၤ.

Sēa'-bound, *a.* sea-girt, ဝိၣ်ထံၣ်အိၣ်ထာအစာ
 ဝး, ဝိၣ်ထံၣ်အိၣ်ဝးတၢ်ဒဲးအိၣ်.

Sēa'-boy, *n.* ဝိၣ်ထံၣ်ပုၤမတၢ်ထာကတိၤပုၤ.

Sēa'-breach, *n.* ဝိၣ်ထံၣ်ကတိၤထံၣ်ထံၣ်ထံၣ်ထံၣ်ထံၣ်
 အဆိ.

Sēa'-breeze, *n.* ကထီၣ်ထာဝိၣ်ထံၣ်အုမိ.

Sēa'-built, *a.* built for the sea, တုၣ်ထာဝိၣ်ထံၣ်
 ဒိၣ်; as, sea-built forts, ထီၣ်ထာဝိၣ်ထံၣ်
 အဂီၢ်; sea-built ship, ကတိၤထာဝိၣ်ထံၣ်အဂီၢ်.

Sēa'-calf, *n.* See SEAL.

Sēa'-cap'tain, *n.* a ship captain, ကတိၤခိၣ်.

Sēa'-chart, *n.* a map of the sea, ဝိၣ်ထံၣ်အဂီၢ်.

Sēa'-cir-cled, *a.* sea-girt, sea-bound, ထာဝိၣ်ထံၣ်
 ကမိ, ထာဝိၣ်ထံၣ်အိၣ်ဝးတၢ်ဒဲးအိၣ်.

Sēa'-cōast, *n.* sea-shore, ဝိၣ်ထံၣ်န့ၤ.

Sēa'-cōm'pass, *n.* ဗိၣ်ထံၣ်.

Sēa'-fār'ing, *a.* employed in navigation, ညီၣ်
 ထဲထာကတိၤပုၤ; as, a seafaring man, ကတိၤဖိ.

Sēa'-fight, *n.* a naval action, ကတိၤထာဝိၣ်ထံၣ်
 အသး.

Sēa'-fowl, *n.* a marine fowl, ထီၣ်ဝိၣ်ထံၣ်.

Sēa'-fōx, Fōx'-shark, *n.* ညၣ်ကမိတကလုၣ်ထာအစဲ
 လီၤကဲထီၣ်ခံးအစဲတဲးခဲး.

Sēa'-gīrt, *a.* sea-circled, sea-bound, ထာဝိၣ်ထံၣ်
 ထံၣ်အိၣ်ဝးတၢ်ဒဲးအိၣ်; as, a sea-girt, isle, ကိးထာ
 ဝိၣ်ထံၣ်ပုၤ.

Sēa'-gōd, *n.* a marine deity, as Neptune, ဝိၣ်
 ထံၣ်ဂုၤဆါ, ပုၤထာပုၤကိးထီၣ်ထာကတိၤ.

Sēa'-green, *a.* a faint, green color, အထီၣ်မထး
 ဝိၣ်ထံၣ်ထံၣ်တဲး.

Sēal, *n.* an aquatic, carnivorous animal, ဆၣ်ဒိ
 ကိၢ်ဖိညီၣ်အိၣ်ထာဝိၣ်ထံၣ်န့ၤ မိး ဆု အိၣ် ဆ ဆၣ် ထာ

á, é, ï, ò, ù, y, long; ä, ê, î, ö, ů, ý, short; cáre, fār, lást, fáll, whæt; thére, veíl, térm; píque; dóne, fór,

ညှပ်ထားသောပိတ်ခွက်၊ အိမ်အိမ်ကလေး sea-elephant, sea-lion, sea-cow, sea-bear, sea-calf, စသော; a stamp, တံဆိပ်နှိပ်စာ; an act of confirmation, တံဆိပ်နှိပ်စာ။ —, *v. t.* စံပိတ်စာ; as, to seal a letter, စံပိတ်စာထိပ်ပုဂံ; to confirm, မာတင်မာကျာ၊ လာတင်ပိတ်; to keep close or secret; as, seal up your lips, ထဲတံဆိပ်ခွက်ပုဂံ။

Sēal'ing-wāx, *n.* ဆီ။

Sēam, *n.* the line in sewed cloth, a suture, ဆေးတံဆိပ်၊ ဆေးတံဆိပ်ကျား; —in boards joined together, ဆေးတံဆိပ်၊ ဆေးတံဆိပ်ကျား; a scar, ဆေးတံဆိပ်။ —, *v. t.* to join by suture or otherwise, ဆေးတံဆိပ်၊ ဆေးတံဆိပ်၊ ဆေးတံဆိပ်၊ ဆေးတံဆိပ်။

Sēa'man, *n.* a sailor, a mariner, ကတိမိ။

Sēa'man-ship, *n.* the skill of a good seaman, တံဆိပ်နှိပ်စာ၊ လာတင်ပိတ်။

Sēa'-märk, *n.* a beacon, a light-house, တံဆိပ်နှိပ်စာ၊ လာတင်ပိတ်။

Sēam'less, *a.* ဆေးတံဆိပ်မရှိ။

Sēa'-mōn'ster, *n.* a huge sea-animal, တံဆိပ်နှိပ်စာ၊ လာတင်ပိတ်။

Sēa'-pōrt, *n.* a harbor, haven, ကတိမိ။

Sēa'poy, *n.* See SEPOY.

Sēar, *v. t.* to cauterize, မာစိ; to wither, to dry up, မာစိ; to make callous or insensible, မာစိ။ —, *a.* dry, sere, ကတိမိ။

Sēarch, *v. t.* to look through for the purpose of finding something, ချွဲ; as, to search the house for a book, ချွဲထိပ်ထားတံဆိပ်စာ။ —To search out, to seek till found, ချွဲ၊ ဆွဲ။ —To search into, investigate, ကွဲထိပ်ထားတံဆိပ်စာ။

Sēarch, Sēarch'ing, *n.* quest, investigation, inquiry for, after or of, တံဆိပ်နှိပ်စာ; as, a search for lost money, တံဆိပ်နှိပ်စာ၊ လာတင်ပိတ်; as, a search after happiness, တံဆိပ်နှိပ်စာ၊ လာတင်ပိတ်; as, he spent his life in search of truth, ဆွဲ၊ တံဆိပ်နှိပ်စာ၊ လာတင်ပိတ်။

Sēarch'a-ble, *a.* လာတင်ပိတ်စာ။

Sēarch'ing, *a.* hard to avoid, trying, close, လာတင်ပိတ်စာ၊ လာတင်ပိတ်စာ။

Sēarch'-warr'ant, *n.* တံဆိပ်နှိပ်စာ၊ လာတင်ပိတ်စာ။

Sēa'-risk, *n.* hazard at sea, ကတိမိ၊ တံဆိပ်နှိပ်စာ၊ လာတင်ပိတ်စာ။

Sēa'-room, *n.* ဆေးတံဆိပ်ကျား၊ ဆေးတံဆိပ်ကျား။

Sēa'-rōv'er, *n.* a sea-robber, a pirate, ပိတ်ခွက်။

Sēa'-sēr'pent, *n.* a large serpent living in the sea, ပိတ်ခွက်၊ လာတင်ပိတ်စာ။

Sēa'-sērvice, *n.* ကတိမိ၊ လာတင်ပိတ်စာ။

Sēa'-shell, *n.* မိတ်ခွက်၊ လာတင်ပိတ်စာ။

Sēa'-shōre, *n.* sea-coast, sea-side, ပိတ်ခွက်၊ လာတင်ပိတ်စာ။

Sēa'sick, *a.* မာစိ၊ လာတင်ပိတ်စာ။

Sēa'-side, *n.* sea-shore, ပိတ်ခွက်။

Sēa'son, *n.* one of the divisions of the year, ဆေးတံဆိပ်၊ ဆေးတံဆိပ်; as, the cold season, the rainy season, the dry season, တံဆိပ်နှိပ်စာ၊ တံဆိပ်နှိပ်စာ; a time, a while, ဆေးတံဆိပ်၊ ဆေးတံဆိပ်; a proper or convenient time, ဆေးတံဆိပ်၊ ဆေးတံဆိပ်; to be in season, တံဆိပ်နှိပ်စာ၊ ဆေးတံဆိပ်; to be out of season, တံဆိပ်နှိပ်စာ၊ ဆေးတံဆိပ်; to render palatable, မာစိ၊ မာစိ; as, to season meat with salt, မာစိ၊ တံဆိပ်နှိပ်စာ; to season a curry with spices, မာစိ၊ တံဆိပ်နှိပ်စာ; to moderate, render less severe, မာစိ၊ တံဆိပ်နှိပ်စာ; as, when mercy seasons justice, တံဆိပ်နှိပ်စာ၊ တံဆိပ်နှိပ်စာ; to prepare for use by drying or hardening, မာစိ၊ မာစိ; as, to season timber, မာစိ၊ မာစိ; to prepare for by time or habit, မာစိ၊ မာစိ; as, long residence in a hot climate may season persons, မာစိ၊ မာစိ; —, *v. i.* See SEASON, *v. t.*

do, wɒlf; fūrl, rʉde, pʉsh; e.í.ó. silent; ɔ as s; ɔh as sh; ɔ as ; ɔ̄ as in ɔ̄et; ɔ̄ as z; ɔ̄ as gz; n as in linge. .

Sēa'gon-a-ble, *a.* occurring at the proper time, အသေးအကျတော်တော်, အသေးအကျတော်; occurring at a convenient or desirable time, ဆင်တော်; happening just right, မအသေးအကျတော်, ယေဘုယျအတိုင်း.

Sēa'gon-a-ble-ness, *n.* See SEASONABLE.

Sēa'gon-ing, *n.* a condiment, တော်အစိုင်အခါ, တော်အစိုင်အခါအသေးအကျတော်.

Sēat, *n.* the place or thing upon which one sits; as, a chair, bench &c., ထိုင်ခုံ; a sitting-place or post of authority; as, a throne, ထီးစင်; as, the seat of justice or judgment-seat, နိုင်ငံတော်ရုံး; an abode, a residence, တော်အိမ်တော်အိမ်. —, *v. t.* to cause to sit down, ခုခံခိုင်း; as, we seat our guests, ခုခံခိုင်းပေးသည်; to place in office, ထိုင်ခုံထိုး; to settle or fix in a place, locate, ဝင်တော်အိမ်တော်အိမ်.

Sēa'-tērm, *n.* တော်ကတိတော်ကတိ.

Sēa'-trāv'el-ing, *n.* သဲတော်ထိုင်ခုံ.

Sēa'ward, *adv.* toward the sea, ထိုင်ခုံထိုင်ခုံ.

Sēa'-wā'ter, *n.* ဝိုင်ထိုင်ထိုင်.

Sēa'-weed, *n.* ဝိုင်ထိုင်ထိုင်.

Sea'-wor'thi-ness. *n.* See SEA-WORTHY.

Sea'-wor'thy, *a.* fit for a voyage, ကြီးထွားထိုင်ခုံ; as, a sea-worthy ship, ကတိတော်ကတိတော်, ကြီးထွားထိုင်ခုံ.

Se-bā'ce-ōūs (-shūs), *a.* pertaining to fat, ထိုင်ခုံ; containing fat, ထိုင်ခုံ; as, sebaceous glands, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-cā'le, *n.* ergot of grain, ထိုင်ခုံ, ထိုင်ခုံ; a genus of plants including rye, ထိုင်ခုံထိုင်ခုံ.

Sēcant, *a.* cutting, dividing into two parts, as a line that cuts another, ထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-cēde', *v. t.* to separate one's self, draw off, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-cēd'er, *n.* a secessionist, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-cērn, *n. v. t.* to separate, ထိုင်ခုံထိုင်ခုံ; *Phys.* to secrete, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ. See SECRETE, 2d def.

Se-cēs'sion, *n.* separation, withdrawal, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ. See SECEDE.

Se-cēs'sion-ist, *n.* a seceder, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; one who defends secession, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-clūde', *v. t.* to shut out, exclude, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-clūd'ed, *a.* retired, solitary, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-clūse'ness, Se-clū'gion, *n.* the state of living apart from society, retirement, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Se-clū'sive, *a.* retiring, solitary, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Sēc'ond, *a.* next to the first, the ordinal of two, ထိုင်ခုံထိုင်ခုံ; inferior, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ. —, *v. t.* to support, assist, ထိုင်ခုံထိုင်ခုံ. —, *n.* an aid, an assistant, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; the sixtieth part of a minute, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Sēc'ond-a-ry, *a.* not primary, next to the first, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; of the second order or rate, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Sēc'ond-er, *n.* one who seconds or supports a proposition, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ.

Sē'cre-sy, *n.* privacy, concealment. See SECRET.

Sē'cret, *a.* concealed, hidden, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; removed from sight, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; not apparent, unrevealed, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; close, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; still, unobserved, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ. —, *n.* something concealed, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ; something unknown or difficult to be known, a mystery, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ. See ကတိ. ၉၃၀.

Sēc're-tā'ri-at, Sēc're-tā'ri-ate, *n.* the office of a secretary or secretary, ထိုင်ခုံထိုင်ခုံထိုင်ခုံထိုင်ခုံ. See SECRETARY.

ā, ē, ī, ō, ū, ŷ, long; ă, ě, ĭ, ǒ, ŭ, ŷ, short; cāre, fār, lāst, fāll, whāt; thēre, vėil, tērm; pīque; dōne, fōr

Séc're-ta-ry, *n.* a scribe, a writer, ရေးသူ; the head of a department of government; as, the secretary of state, ပြည်ထောင်စုဝန်ကြီးဌာနမှူး; as, the secretary of the treasury, ခုခွန်ကြီး, ပြည်ထောင်စုဝန်ကြီးဌာနမှူး; as, the secretary of war, ပြည်ထောင်စုစစ်ရေးဝန်ကြီးဌာနမှူး; as, the secretary of war, ပြည်ထောင်စုစစ်ရေးဝန်ကြီးဌာနမှူး.

Se-crète', *v. t.* to hide, conceal, ဖုံးကွယ်သည်; to produce from the blood substances different from the blood itself, စကြွေး (နို့ဓာတ်); as, the liver secretes bile, ဗဟုဗျာဓိဓာတ်ထုတ်သည်; the salivary glands secrete saliva, ထူးရှားထံအကျပ် (အရုံ)စကြွေးထူးရှားထံ.

Se-crétion, *n.* (စကြွေးရှုတ်); the act of secreting or secreting, တာ်နို့ဓာတ်; that which is secreted from the blood; as, bile, saliva and the like, တာ်ထွက်ပစ္စည်းများဖြစ်သော ဗဟုဗျာဓိဓာတ်, တာ်ထွက်ပစ္စည်းများဖြစ်သော ဗဟုဗျာဓိဓာတ်, သံဓာတ်, ထူးရှားထံ, သံဓာတ်, သံဓာတ်, သံဓာတ်, သံဓာတ်, သံဓာတ်, သံဓာတ်.

Sé'cret-ness, *n.* privacy, တာ်စွဲသည်.

Séct, *n.* a denomination, a body of dissenters, အသွယ်စု, ပြည်ထောင်စုဝန်ကြီးဌာနမှူး; as, the liver secretes bile, ဗဟုဗျာဓိဓာတ်ထုတ်သည်; the salivary glands secrete saliva, ထူးရှားထံအကျပ် (အရုံ)စကြွေးထူးရှားထံ.

Sec-tā'ri-an, *n.* a dissenter, ပြည်ထောင်စုဝန်ကြီးဌာနမှူး; as, the liver secretes bile, ဗဟုဗျာဓိဓာတ်ထုတ်သည်; the salivary glands secrete saliva, ထူးရှားထံအကျပ် (အရုံ)စကြွေးထူးရှားထံ.

Sec-tā'ri-an-ism, *n.* တာ်ပင်လီဆီတော့်တာ်ဘီဆလှိုင်အထက်ထွက်ပစ္စည်းဖြစ်သော ဗဟုဗျာဓိဓာတ်. See SECTARIAN.

Séc'ta-ry, *n.* See SECTARIAN. 2d def.

Séc'tion (-shūn), *n.* the act of cutting asunder, တာ်နို့ဓာတ်, ကူးထဲ; a part separated from the rest, a distinct part, a portion, တာ်တပ်တာ်နို့ဓာတ်, တာ်နို့ဓာတ်, တာ်ပင်ဓာတ်; a division of a book or writing, တာ်တပ်တာ်နို့ဓာတ်, တာ်နို့ဓာတ်, တာ်ပင်ဓာတ်.

Séc'tion-al, *a.* pertaining to a section or to a particular place, တာ်တပ်တာ်နို့ဓာတ် ဓာတ်တပ်, တာ်တပ်တာ်နို့ဓာတ် ဓာတ်တပ်; partial, တာ်တပ်တာ်နို့ဓာတ် ဓာတ်တပ်.

Séc'tor, *n.* Geom. ဝန်ကြီးဌာန, (စုကပ်) တာ်တပ်တာ်နို့ဓာတ်.

မှိုင်တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန. Astron. တာ်တပ်တာ်နို့ဓာတ် ဝန်ကြီးဌာန.

Séc'ū-lar, *a.* relating to this present world, worldly, not spiritual, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; pertaining to a long period of time, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

Séc'ū-lar-ism, Séc'ū-lar'i-ty, *n.* a secular spirit, worldliness, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

Séc'ū-lar-i-zā'tion, *n.* See SECLARIZE.

Séc'ū-lar-ize, *v. t.* to convert from a spiritual to a common use, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; to make worldly, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

Séc'un-dine, *n.* Bot. the inner covering of a seed, ခွံအထက်ထွက်ပစ္စည်း.

Séc'un-dines, *n. pl.* the after-birth, ဝန်ကြီးဌာန.

Se-cū're', *a.* safe, free from danger, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; over-confident, incautious, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; certain, sure, assured, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; to make safe, protect, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; to make certain of attainment, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; as, to secure a door, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

Se-cū're'ly, *adv.* safely, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; firmly, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

Se-cū'ri-ty, *n.* that which ensures safety, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; a surety, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; a pledge, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; a bond, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

Se-dān', Se-dān-ch'air, *n.* တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

Se-dāte', *a.* composed in manner, quiet, still, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန; staid in mind, serene, unruffled, settled, တာ်တပ်ဘေးဒီးတာ်ကမ်းဝန်ကြီးဌာန.

do, wolf; fūrl, rŭde, pŭsh; e. i. o. silent; ç ass; çh assh; ĝ as j; ĝ as in ĝet; s as sz; x as gz; n as in linger.

Seem'li-ness, *n.* comeliness, grace, fitness.

See SEEMLY.

Seem'ly, *a.* comely, suitable, fit, ဆိပ်ဖိုးသေဖံး
ထာ၊တၢ်အခါ၊ကြးဖိုးတၢ်ထီၤ.

Seer, *n.* a prophet, ဝံ၊ပှၤထံၢ်တၢ်တၢ်တၢ်ခါ.

Seer'ess, *n.* a female seer, a prophetess, ဝံဒိဝ်
ရၢ်.

See'saw, *v. t.* ကွဲၢ်ကျၢၣ်,တကျၢၣ်ကျၢၣ်မိ,တကျၢၣ်ကျၢၣ်ခါ.

——, *n.* ဒီသၢ်အတၢ်ထီၣ်ကွဲၣ်တထီၣ်လၢ်. See
SEE-SAW, *v. t.*

Seeth, Seethe, *v. t.* to boil, ရှိ, ရှိထီၣ်.

Se-gär', *n.* cigar, မိဒ်.

Seg'ment, *n.* a section, a portion, ဆိပ်, တဆိပ်.

Geom. a part of a circle, ကွၢ်တၢ်ထီၤ.

Seg're-gate, *v. t.* to separate, divide, မၤထီၤဝဲ.

Seg're-gation, *n.* a separation, a parting. See
SEGREGATE.

Sēign'ior (seen'yur), *n.* a lord, Sir or Mr, ကဇာ,
ဆကဇာ; the lord of a territory, ထံဒိၤအိၣ်ဒိၤ
ဆပုၣ်ဒ်, ဆစီၤပၤ; the sultan of Turkey is
called the Grand Seignior, တၢ်ကိၤဆ
စူထတၢ်, ဆစီၤပၤ,တၢ်တၢ် ကိၤဆ သး ထာ Grand
Seignior, ကဇာခါဒိၣ်.

Sēign'ior-y, *n.* the dignity of a lord, ကဇာဆလီၤ;
the domain of a prince or nobleman, ကိၤ
ထာပှၤဆပုၣ်ဒ်ဆမိၣ်ပၤတၢ်.

Sēine, *n.* a large fishing-net, စၤ,ပှၤ,ပၤဆးပုၣ်ဒ်.

Sēiz'a-ble, *a.* ထာဆးပုၣ်ဒ်ဒူ,ကတၢ်တၢ် မိၣ် ဒူ အီၤ သ့ၣ်
သ့ၣ်.

Sēize, *v. t.* to catch, grasp, clutch, မိၣ် ဒူ; to
catch, as prey, ဆဖ့ၣ်မိၣ်,သလူၤအိၣ်အဆၣ်,ဆိ
ဆ့ၣ်တၢ်; to arrest, capture, လူၤမိၣ်; to take
forcible possession of, ၵ်ဒူ, ၵ်ဆူၣ်ဒူ.—
To be seized of, to have possession, အိၣ်
ထာဆစူပှၤ.

Sēiz'in, *n. Law.* possession of an estate, တၢ်
စူထီၣ်ဒိၣ်ဒိၣ်,ထာဆပၤတၢ်,တၢ်ပၤတၢ်.

Sēiz'üre, *n.* the act of seizing, တၢ်မိၣ်ဒူ; the
thing seized, တၢ်ထာဆတၢ်တၢ်မိၣ်ဒူအီၤ.

Sē'lah, *Scrip.* တၢ်ကတီၤတၢ်ဆၢဆးပုၣ်ဒ်တၢ်တၢ်
တၢ်,တၢ်တၢ်တၢ်ဒူဆဲၣ်တၢ်အိၣ်ကတီၤတၢ်.

Sēl'dòm, *adv.* rarely, not frequently, တၢ်တၢ်
ကွဲၣ်,တစူတဒိၣ်.

Se-lēct', *v. t.* to pick out, choose, cull, စူထာ,
ထာဒူ,တဲးဒူဝဲထာတၢ်ထာဆး.—, *a.* prefera-
ble, choice, chosen, ၵ်တက့ၢ်,ကြးပစူထာ.

Se-lēc'tion, *n.* a thing or a number of things
selected, တၢ်တၢ်တၢ်စူထာ ထီၣ်; the act of
selecting, choice, တၢ်စူထာ.

Sēlf, *pron.* joined to another pronoun mak-
ing a compound pronoun; as, myself, ထ
ကဇာခါဒိၣ်; thyself, နကဇာခါဒိၣ်; himself, her-
self, itself, ဆကဇာခါဒိၣ်; themselves, ဆကဇာ
ခါဒိၣ်တဖၣ်.

Sēlf'-a-b sed', Sēlf'-a-b's'ing, *a.* ထာဆ သ့ၣ် ညါ ဆ
တၢ်ဒီးဆးဒီးမဲၣ်ဆးဝဲ,ထာဆသ့ၣ်ညါဆတၢ် တ ၵ် ထၢ်
ဖိးမဲၣ်ဆးဝဲ,ထာဆဒူးမဲၣ်ဆးပှၤ.

Sēlf'-a-bāse'ment, *n.* humiliation, conscious-
ness of inferiority, of guilt or of shame,
ဆိပ်ထီၣ်ဆသးထာဆတၢ်တၢ်တၢ်ဆထီၣ်အဆိ.

Sēlf'-ab-hūr'rençe, *n.* self-loathing, သးလူထီၣ်
က့ၢ်ဆသးခါဒိၣ်, သးတၢ်ဆာဆသးခါဒိၣ်.

Sēlf'-abūse', *n.* the abuse of one's own powers,
မၤတးဝဲဆကဇာခါဒိၣ်ထာဆတၢ်; self-pollution,
မၤတၢ်ဆာဆသး.

Sēlf'-ap-plause', *n.* self-praise, တၢ်ခိးထီၣ်ပတြး
ဆကဇာခါဒိၣ်.

Sēlf'-ap-prūv'ing, *a.* တၢ်ဆသးထာဆတၢ်ဖိးတၢ်မၤခါ
ထာဆသးထာဆတၢ်ထီၣ်ပဝးခါဒိၣ်.

Sēlf'-as-sūrt'ing, *a.* ပၤဆသးထာပှၤဂၤဆမဲၣ်ညါ,ပၤမိၣ်
ဆတၢ်ခါဒိၣ်,ပၤဆသးကဇာထာ.

Sēlf'-con-çeit', *n.* vanity. See SELF-CONCEITED.

Sēlf'-con-çūit'ed, *a.* vain, conceited, ထာဆဆိက
မိၣ်ထီၣ်ဆသးထာဆမိၣ်ဒီးတၢ်ဆထာဆဲၣ်ဝဲ ဝဲဒံးဒူ,
သ့ၣ်မံးသးမံးထာဆကဇာခါဒိၣ်ထာဆပၤ,ပၤဆသးကဇာထာ.

Sēlf'-cōn'dem-nā'tion, *n.* တၢ်ဆိကမိၣ်ထီၣ်တၢ်ဆသး
ခါဒိၣ်ထာဆတၢ်ဒီးဆဆဆ.

Sēlf'-cōn'fi-dence, *n.* self-reliance, တၢ်နၢ်ထီၣ်ဆ
ကဇာခါဒိၣ်.

Sēlf'-cōn'fi-dent, *a.* self-reliant, နၢ်ထီၣ်ဆသးခါဒိၣ်,
တတနူၤဆသးထာပှၤဂၤတၢ်.

Sēlf'con-trōl', *n.* self-government, self-re-
straint, တၢ်ပၤတၢ်ဆသးခါဒိၣ်,တၢ်ကြိ ဘၢ် ဆ သး
ဒီးဆသးထာဆသးခါဒိၣ်တၢ်,တၢ်ထူးက့ၢ်ဆသး.

Sēlf'de-çeiv'ed, *a.* deceived respecting one's

dg, wolf; fūrl, rude, pūsh; e. t. o. silent; ç as s; çh as sh; ġ as ġ; ġ as in ġet; s as z; x as gz; n as in lingēl.

self, သာသနာတော်တို့အသေးစဉ်၊ ဆီကမိန်လီကော့အ
သေးသောအမှတ်တံဆိပ်တို့အနက်မှတစ်ခုတည်း။
Sëlf'-de-fence, Sëlf'-de-fence', *n.* နှိမ်နင်းရေးတပ်ဖွဲ့
သောတပ်အားတပ်သိမ်းတပ်ဖမ်းတပ်နှုတ်သွင်းခြင်း။
Sëlf'-de-n'al, *n.* See SELF-DENYING.
Sëlf'-de-ný'ing, *a.* forbearing to gratify one's
own desires, သာသနာတော်တို့အသေးစဉ်အသေး,
တပ်ဖမ်းတပ်သိမ်းတပ်ဖမ်းက ထပ် တ မ တပ် ဝ
သောတပ်အမှတ်တံဆိပ်တို့အသေးစဉ်။
Sëlf'-de-struc'tion, *n.* တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-de-tër'mi-na'tion, *n.* See SELF-DETERMIN-
ING.
Sëlf'-de-tër'min-ing, *a.* သာသနာတော်အသေးစဉ်
ဂ၊ စဉ်တိုင်တိုင်အကုန်အစင်။
Sëlf'-de-vó'tion, *n.* တပ်ဖမ်းတပ်ဖမ်းရေးစဉ်သော
ဂ၊ စဉ်တိုင်တိုင်အကုန်အစင်။
Sëlf'-es-teem', *n.* complacency, တပ်ဖမ်းတပ်ဖမ်းရေးစဉ်၊
သွန်သင်သောအသေးစဉ်အစဉ်။
Sëlf'-ev'i-dent, *a.* requiring no proof, အစဉ်အဆင့်
ဖြစ်ပေါ်လာပြီးနောက်တစ်ဆင့်တည်း; as, that two
and three make five is self-evident, သာ
သနာတော်အမှတ်တံဆိပ်တို့ဖြစ်ပေါ်လာပြီးနောက်
တစ်ဆင့်တည်း။
Sëlf'-ex-ám'i-ná'tion, *n.* တပ်ဖမ်းတပ်ဖမ်းရေးစဉ်
ဂ၊ စဉ်တိုင်တိုင်အကုန်အစင်။
Sëlf'-ex-ist'ence, *n.* inherent existence. See
SELF-EXISTENT.
Sëlf'-ex-ist'ent, *a.* existing in its own nature,
uncreated, independent, ကဲထိုင်အကုန်အစင်
ဖွဲ့စည်းသောအကုန်အစင်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်
တည်း၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်ကတည်းကတစ်
ယူတစ်ယူတစ်ယူတစ်ယူတစ်ယူတစ်ယူတစ်ယူ
Sëlf'-in-flíc't'ed, *a.* သာသနာတော်တို့အမှတ်တံဆိပ်
ညှိစဉ်။
Sëlf'-in'ter-est, *n.* one's own interest, တပ်ဖမ်း
တပ်ဖမ်းရေးစဉ်။
Sëlf'-in'ter-est-ed, *a.* သာသနာတော်တို့အမှတ်
တံဆိပ်တည်း။
Sëlf'fish, *a.* caring for one's self only, သာသနာ
တော်အမှတ်တံဆိပ်တည်း၊ ဗုဒ္ဓဘုရားအမှတ်တံဆိပ်
တည်း၊ သာသနာတော်အမှတ်တံဆိပ်တည်း။
Sëlf'fish-ness, *n.* supreme self-love, တပ်ဖမ်း
တပ်ဖမ်းရေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-knów'ledge (-nól'ej), *n.* သွန်ညှိလီကော့အသေး
စဉ်အစဉ်။
Sëlf'-love', *n.* အမှတ်တံဆိပ်တည်း၊ သာသနာ
တော်အမှတ်တံဆိပ်တည်း။
Sëlf'-máde; *a.* made by one's self, တပ်ဖမ်း
တပ်ဖမ်းရေးစဉ်။

ကဲထိုင်စဉ်; as, a self-made man, သာသနာတော်
အမှတ်တံဆိပ်တည်း၊ သာသနာတော်အမှတ်
တံဆိပ်တည်း။
Sëlf'-múr'der, *n.* suicide, မသေစေရေးစဉ်။ See
SUICIDE, 1st def.
Sëlf'-o-pín'ioned, *a.* opinionated, vain, ပင်အသေး
ကော့အသေးစဉ်အသေးစဉ်အသေးစဉ်။ See
OPINIONATED.
Sëlf'-pleas'ed', *a.* self-satisfied, သွန်သင်သော
အကုန်အစင်အစဉ်။
Sëlf'-pl'as'ing, *a.* self-indulgent, သာသနာတော်
အမှတ်တံဆိပ်တည်း၊ သာသနာတော်အမှတ်
တံဆိပ်တည်း။
Sëlf'-pos-sés'sion, *n.* self-command, presence
of mind, တပ်ဖမ်းတပ်ဖမ်းရေးစဉ်၊ အသေး
စဉ်အသေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်၊
တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-práise', *n.* self-applause, တပ်ဖမ်း
တပ်ဖမ်းရေးစဉ်။
Sëlf'-prës'ser-vá'tion, *n.* တပ်ဖမ်းတပ်ဖမ်း
ရေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်၊ တပ်ဖမ်း
တပ်ဖမ်းရေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-re-li'ance, *n.* See SELF-RELIANT.
Sëlf'-re-li'ant, *a.* self-dependent, သာသနာ
တော်အမှတ်တံဆိပ်တည်း၊ တပ်ဖမ်းတပ်ဖမ်း
ရေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-re-stráint', *n.* self-denial, တပ်ဖမ်း
တပ်ဖမ်းရေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-right'eous, *a.* ပင်တပ်ဖမ်းတပ်ဖမ်း
ရေးစဉ်။
Sëlf'-right'eous-ness, *n.* See SELF-RIGHTEOUS.
Sëlf'-sac'ri-fic-ing, *a.* သာသနာတော်အမှတ်
တံဆိပ်တည်း၊ သာသနာတော်အမှတ်တံဆိပ်
တည်း။
Sëlf'-sá-me, *a.* the very same, identical, နှိမ်
နင်းရေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-sat'is-f'ed, *a.* အကုန်အစင်အစဉ်အသေး
စဉ်အသေးစဉ်အသေးစဉ်။
Sëlf'seek'ing, *a.* selfish, ကျေးဇူးမရှိရေးစဉ်။
Sëlf'-suf-fi'cient (-fish'ent), *a.* self-confident,
တပ်ဖမ်းတပ်ဖမ်းရေးစဉ်၊ သာသနာတော်
အမှတ်တံဆိပ်တည်း; haughty, proud,
ပင်အသေးစဉ်အသေးစဉ်၊ ပင်အသေးစဉ်အသေး
စဉ်။
Sëlf'-táught (-táwt), *a.* သာသနာတော်
အမှတ်တံဆိပ်တည်း၊ သာသနာတော်အမှတ်
တံဆိပ်တည်း။
Sëlf'-wíll', *n.* one's own will, အသေးစဉ်;
willfulness, obstinacy, တပ်ဖမ်းတပ်ဖမ်း
ရေးစဉ်၊ တပ်ဖမ်းတပ်ဖမ်းရေးစဉ်။
Sëlf'-wíll'ed, *a.* obstinate, unyielding, နှိမ်
နင်းရေးစဉ်၊ သာသနာတော်အမှတ်
တံဆိပ်တည်း။
Sëll, *v. t.* to dispose of, vend, ဆီ, ဆီကွန်။

ä, é, î, ò, ù, ý, long; ä, é, î, ò, ù, ý, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; done, für

v. t. to practise selling, ငြိနှိုက်ဆီတက်; to be sold or is selling, ဆက်တက်ဆီကွပ်; as, paddy sells at a good price, ဘုခဲဆီတက်ဆီကွပ် ဆီလောအပွားဒိပ်, ဘုခဲဆီအပွားဒိပ်.

Sell'er, n. a vender, a salesman, ပှဆီတက်ဖိ.

Sel'vage, Sel'vedge, n. the edge of cloth, list, အကနူး, အတံပံ, တံပံ, သံပံ, ထပ် အသချာ; a figured selvage, a border, ကံခိတ်ပျပ်.

Sem'blance, n. likeness, resemblance, similitude, တာ်လီဝ်; external appearance, form, အကုာ်အဂီဝ်.

Sem'en, n. ဆိုး, အဆိုး, အဆူး, ထွန်ဆိုးထွန်ဆူး; seed, sperm, တာ်လာအကဒူးလိပ်ထိပ်ဖိထိပ်တာ်.

Sem'i, pref. in composition, half, တဝ်, တဒိ; partly, တလောတဝှေ့.

Sem'i-in'nu-al, a. halfyearly, တဒိနှိပ်တဘျီ.

Sem'i-an'nu-lar, a. halfround, တာ်ကဝီတဝ်.

Sem'i-bar'bari-an, n. half savage, ပှသုထိပ်ဆိတ်ထိတ်အဆိတ်ဆိတ်, မပသးပှပှရားဖိတဲခဲ.

Sem'i-br'ive, n. Mus. ဆက်ဆူးဒီးပုခဲ, မိုးအထိပ်ကတား.

Sem'i-cir'cle, n. the half of a circle, တာ်ကဝီအတဝ်.

Sem'i-cir'cu-lar, Sem'i-cir'clad, a. အကုာ်အဂီဝ်လီဝ်တာ်ကဝီတဝ်.

Sem'i-cul'on, n. ကိပ်ပုခဲဝံ, (;).

Sem'i-diam-eter, n. (ဒုဆိပ်မတား) the half of a diameter, a radius, တာ်ရှာန်ထလျာန်အဒိပ်တူင်တဝ်. See RADIUS.

Sem'i-flu'id, a. imperfectly fluid, လီဝ်ထံလွှာတသ့ဝှေ့တဝှေ့, အိပ်ဒီးအသံးအကပ်တဲခဲ.

Sem'i-lu'nar, Sem'i-lu'na-ry, Sem'i-lu'nate, a. resembling a half moon, တဒိလီ, တာ်လာအကုာ်အဂီဝ်လီဝ်လါဒိပ်ဒေး.

Sem'in-al, a. pertaining to seed, ဆက်ဆူးဒီးခွံ, original, radical, အဒိပ်ထံး, အထံး.

Sem'i-na-ry, n. a school, an educational institution, တာ်မာလီအလီ; as, a theological seminary, ထံစိဆုံအလီ; a young-ladies seminary, မိန်ရန်ကနီမာလီထံစိအလီ. —, **a.** seminal. (rare,) ဆက်ဆူးဒီးတာ်အခွံ.

Sem'i-nif'er-oüs, a. seed-bearing, တာ်လာအဒူးကဲထိပ်အခွံ, အိပ်ဒီးအခွံ.

Sem'i-nude', a. half naked, အတက်ကူတာ်အိးတလာတဝှေ့တဝှေ့, ဘူးကအိပ်ဘုန်ဆုံ

Sem'i-o-p'aque, Sem'i-o-p'ac'us, a. only half transparent, semipellucid, လောတာ်ကဝီဖျိဒီးသုတဲခဲဒီးဖိ.

Sem'i-os'se-oüs, a. of a bony nature, လီဝ်တာ်အဆံ; only half so hard as bone, တကီထဲအိးဒီးတာ်အဆံဆပ်, ကီထဲတဝ်ဒီး.

Sem'i-p'agan, a. half pagan, ပှဆီတက်ဂီဝီ, မပသးပှပှဆီတက်ဂီဝီတဝ်.

Sem'i-sav'age, n. half savage, ပှရားဖိ, မပသးပှပှရားဖိတဝ်, ရှာထိပ်ဆိတ်ထိပ်တဝ်.

Sem'i-sel'ctile, n. ကျိန်သားအလီဝ်လာအဖီ, စုလီဝ်အသးအဒေကြိပ်သား.

Sem'i-spher'ic, Sem'i-spher'ical, a. အိပ်ဒီးအကုာ်အဂီဝ်တာ်ရှာန်တလျာန်တဝ်.

Sem-it'ic, a. See SEMITIC.

Sem'i-trans-pa'r'ent, a. semiopaque, တာ်လာတာ်ကဝီဖျိဒီးသုတဲခဲဒီးဖိလီ.

Sem'i-trans-pa'r'en-cy, n. See SEMITRANSPARENT.

Sem'i-vit're-oüs, a. partly glass, အိပ်ဒီးလွှာခပ်မီး; resembling glass, လီဝ်ထံလွှာခပ်မီး.

Sem'i-vit'ri-fied, a. partly converted into glass, ကဲထိပ်ဒီးလွှာခပ်မီးတဝ်, ကဲထိပ်ဒီးလွှာခပ်မီးတလောတဝှေ့.

Sem'i-vow'el, n. လီဝ် vowel. See VOWELL.

Sem'pi-tér'nal, a. everlasting, having a beginning but no end, အကတားတအိပ်ဆိတ်, အဒိပ်ထံးအိပ်, မ့မ့ကအိပ်လီဝီဖိလီဆပ်.

Sen'ate, n. an assembly of elders, (စုန်နူး) ပဒိပ်တဖန်အတာ်အိပ်ဒိပ်ကျာန်ကတဲဆပ်ဆူးဒီးထံဒီး ကိန်ဒီးအဝှေ့; *United-States*, တာ်အိပ်ဒိပ်ထလျာန်အပင်လီဆူးပဒိပ်တကရားအဒိပ်ကတား.

Sen'a-tor, n. ပှစုန်နူးဖိတဝ်.

Sen'a-tó'ri-al, a. ဆက်ဆူးဒီးစုန်နူး (senate.)

Send, v. t. to cause to be conveyed, ဟုန်လှ; to cause to go from one place to another, မာလီ, မာထိပ်; to bestow, ထွန်လီ, မာအလီဆပ်; as, and sendeth rain on the just and on the unjust, ဒီးမာတာ်ထဲစုာ်လီ ဆပ်လောပှအလီအလီဒီးပှတတိဆပ်အလီ. See မ. ၅: ၄၅. —To send-away, ဖျိကွန်, ဒူးထံထိပ်ကွန်.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

—, *v. i.* to dispatch an agent for any purpose, မာဆဲးမာဆဲးခံ၍; *as*, to send for a physician, မာပုလဲးကိးန့၍တထံ၍သရ၍.

Sēnd'er, *n.* See SEND.

Se-nēs'gent, *a.* growing old, လာအသးပှ၍ထီ၍.

Se-nēs'gençe, *n.* old age, decay by time, သးပှ၍ထီ၍ထံ၍သးပှ၍ထီ၍တ၍.

Sēn'es-ghal, *n.* a steward, ပှ၍စံ၍ညီ၍ပာတ၍တ၍တ၍သးမီးပမိ၍ပပှ၍တထံ၍လာအထံ၍သးမီးတ၍ခံ၍ခံ၍ခံ၍.

Sē'nīle, *a.* သးပှ၍စဲး.

Se-nī'l'i-ty, *n.* old age, တ၍သးပှ၍စဲး.

Sēn'ior (seen'yur), *a.* older in age, elder, လာအသးပှ၍ပှ၍တထံ၍တထံ၍: older in office, လာအထီ၍လာအထီ၍ထံ၍ပှ၍ပှ၍တထံ၍တထံ၍. —, *n.* See SENIOR, *a.*

Sēn-iōr'i-ty (sēn-yōr'i-ty), *n.* priority of birth, eldership, ပှ၍သးပှ၍ပှ၍ပှ၍; priority or superiority in office or rank, တ၍အထီ၍ထီတထံ၍.

Sēn'nā, *n.* ကထံ၍မိ၍မိ၍, ကထံ၍လူတကလ၍.

Sēn'night (-nit), *n.* one week, တနွံ.

Sen-sā'tion, *n.* (စ့၍စ့၍) (physical sensation), တ၍လာပစ့၍တစ့၍, (sense) ခူးသ့၍ညီ၍ပှ၍လာမိစ့၍; ပပှ၍ပံ၍ပစ့၍မီးပစ့၍ထူမီးပမီးန့၍တ၍ကိ၍အစ့၍စ့၍, ပှ၍သးကိ၍မီးပမီးန့၍တ၍သိ၍စ့၍စ့၍, မိပစံးတ၍အထီ, န့၍ဟူတ၍ထီ၍န့၍; spiritual sensation, agreeable or disagreeable feelings occasioned by immaterial objects, သးဂဲ၍ခံ၍ခံ၍ခံ၍.

Sēnse, *n.* Phys. the faculty of seeing, hearing, &c. sensation, စ့၍ (sense) န့၍ပှ၍လာပမိ၍မိ၍စ့၍စ့၍ (organs) ပန့၍တစ့၍ (nerves) ခူးသ့၍ညီ၍ပှ၍တ၍တ၍သးလာမိစ့၍, မီးစိ၍ထံ၍ခံ၍, ထံ၍တ၍, န့၍ဟူတ၍, န့၍တ၍, တ၍, (taste) ထု၍ကွ၍တ၍, မီးခံ၍ထံ၍, (feeling) အစ့၍တစ့၍ထီ; understanding, apprehension, discernment, တ၍ကွ၍တ၍သး; opinion, judgment, တ၍မိကမိ၍; meaning, import, အမိပညီ; *as*, the true sense of words or phrases, တ၍ကထီ၍အမိပညီန့၍န့၍.

Sēnse'less, *a.* destitute of sense, insensible, မးန့၍တ၍တထံ၍, အစ့၍စ့၍ (sensation) တထီ၍ထံ၍; foolish, stupid, ကွ၍တထံ၍ပးတထံ၍.

Sēnse'less-ness, *n.* unreasonableness, folly, stupidity. See SENSELESS.

Sēn'si-bil'i-ty, *n.* capability of perceiving, တ၍သ့၍ညီ၍အစ့၍; the capacity for any specific feeling or emotion; *as*, sensibility to pleasure, သ့၍ညီ၍တ၍အစ့၍; *as*, sensibility to shame, သ့၍ညီ၍တ၍ခံ၍ဆူး; susceptibility of impression upon the organs of sense, န့၍ဟူတ၍သ့ထံ၍တ၍သ့, မီးခံ၍တစ့၍; capability of being easily affected by external agency, တ၍န့၍ပးတ၍ညီ, တ၍သ့၍ညီတ၍အ့.

Sēn'si-ble, *a.* capable of perceiving by the instrumentality of the proper organs, သ့၍ညီတ၍တ၍ပှ၍လာမိတစံးပံး; having feelings easily excited, သ့၍ညီတ၍အစ့၍ညီ; *as*, to be sensible of injustice, ပှ၍ပှ၍မာတထီထီထီတ၍မီးသ့၍ညီန့၍ပာ၍တ၍အ့; reasonable, intelligent, having good common sense, စိ၍မီးတ၍ကွ၍တ၍ကွ၍သ့, စိ၍မီးတ၍သ့၍ညီ; *as*, a sensible man, ပှ၍ကွ၍တ၍ပးသ့, ပှ၍သ့၍ညီတ၍ခါ; easily affected by external agency; *as*, a sensible thermometer, သာ၍မိ၍မတ၍လာအန့၍ပးတ၍ကိ၍မီးတ၍တကိ၍တ၍အစ့၍အ့; *as*, quicksilver is sensible to heat, ပမိထဲထီ၍အသးအ့လာတ၍ကိ၍ထီ၍ထံးကိ၍အစ့.

Sēn'si-bly, *adv.* susceptibly, စိအကသ့၍ညီတ၍လာအမီးန့၍; judiciously, wisely, ထံ၍အသး, တနီမိတ၍.

Sēn'si-tive, *a.* having sense or feeling, စိ၍မီးခံ၍ထံ၍ (feeling,) ထံ၍တ၍လာမိမီးန့၍ပးအစ့၍သ့; having quick and acute sensibility to external objects, highly susceptible, တ၍တ၍ပှ၍လာမိမီးန့၍ပးအစ့၍, မှ၍အကိ၍မိ, မှ၍အတကိ၍တ၍မိ, မှ၍အဘျဲမိ, မှ၍အသ့မိ, န့၍ပးအစ့၍သ့မီးအ့; highly susceptible to impressions upon the mind and feelings, လာအန့၍ပးတ၍အစ့၍မီးတ၍တစ့၍ထံ၍အစ့၍, သးထီ၍အ့, သးထူးညီ, ထံ၍တ၍အ့.

Sēn'si-tive-plint, *n.* ထံကူ.

Sēn'si-tive-ness, *n.* See SENSITIVE, *a.*

Sēn'sor, Sēn'so-ry, *a.* တ၍သးမီး sensorium. —, *n.* See SENSORIUM.

Sen-sō'ri-ūm, Sēn'so-ry, *n.* the nervous system,

á, ě, ě, ō, ū, ŷ, long; ä, ě, ě, ŏ, ů, ŷ, short; cāre, fār, lāst, fāll, w hæt; thère, vèil, tērm; pīque; dōne, fōr,

တၢ်သ့ၣ်ညါတၢ်ဆီၣ်၊ဆီၣ်ဂၢၢ်၊နၢၢ်(nerve)တၢ်
ဆၢၣ်စ့ၣ်(sensation) ဆီၣ်။

Sën'sū-al, *a.* pertaining to the five senses, ဆၢၣ်
ဆးပစ့ၣ် (senses) ထံၣ်ခိၣ် See SENSE 1st def;
pertaining to the flesh or body in opposi-
tion to the spirit, fleshly, ဆၢၣ်ဆးစိးပံးပ
ညါ: devoted to the gratification of sense,
lewd, luxurious, carnal, သးကလၢၣ်ကလီၤ,
ကလၢၣ်မုၢ်ကလၢၣ်မ့ၤ။

Sën'sū-al-ist, *n.* a voluptuary, ပုၤလၢဆးတၢ်မုၢ်
ဆၢၣ်ဆးစိးဆဲးညါ။ See SENSUAL.

Sën'sū-.l'i-ty, *n.* See SENSUAL, last def.

Sën'sū-al-ize, *v. t.* to make sensual, ခုးလဲထီၣ်တၢ်
ဆဲၣ်စိးထဲတၢ်ဆၢၣ်ဆးစိးဖိးပညါ။

Sën'su-ous, *a.* pertaining to the senses, ဆၢၣ်ဆး
စိးပစ့ၣ်တၢ်, (sense) pertaining to sensible
objects, ဆၢၣ်ဆးစိးတၢ်လၢဒိး။ See SENSE.

Sën'tence, *n. Law.* a judicial decision, တၢ်ခံၣ်
ညါဆၢၣ်တၢ်,တၢ်ခံၣ်ညါထုၣ်တၢ်ဒဲးဆး; an opin-
ion, a decision, တၢ်ခံၣ်ညါထံၣ်တၢ်,တၢ်ဆီၣ်ကမိၣ်
တၢ်။ *Gram.* တၢ်ကတိးတထီၣ်။——, *v. t.* to
doom, condemn to punishment, ခံၣ် ညါ
ထုၣ်တၢ်ဒဲးဆး။

Sen-tentious (-tën'shus), *a.* short and energet-
ic, တၢ်ကတိးဆီၣ်ခိၣ်စိးဆၢၣ်ဂၢၢ်ခိၣ်ခါ; as,
a sententious discourse, တၢ်ခံၣ်ထဲထဲလိၤ
ဆီၣ်ခိၣ်စိးဆၢၣ်ဂၢၢ်ခိၣ်ခါ။

Sën'ti-ent (-shi-ent), *a.* discerning, perceiving,
လၢဆးစိးန့ၢ်ဆၢၣ်တၢ်သ့ၣ်ညါန့ၢ်ပၢၤလၢပစ့ၣ်တၢ်
(senses) ဆဲး; as, man is a sentient being, ပုၤ
လၢညါစိးန့ၢ်တၢ်သ့ၣ်ညါန့ၢ်ပၢၤတၢ်လၢပစ့ၣ်
(senses.)

Sën'ti-ment, *n.* opinion, judgment, တၢ်ဆီၣ်ကမိၣ်
တၢ်,တၢ်ပၣ်တဲတၢ်ဆီၣ်စိးန့ၤ; thought prompted
by passion or feeling, တၢ်ဆီၣ်ကမိၣ်ခိၣ်အဲထီၣ်
လၢပသးလၢပတနိးတၢ်အဆၢၣ်။

Sën'ti-mënt'al, *a.* presenting sentiment, လၢဆး
မၤဃါထီၣ်ခိၣ်တၢ်ဆီၣ်ကမိၣ်, အတၢ်ကုၣ်ဆၢၣ်
ကုၣ်သ့ၣ်ခိၣ်စိးန့ၤ; over indulgent of soft feelings,
romantic, သုၣ်စ့ၤသးစ့ၤထီၣ်ထီၣ်ဆိး, တနိးတၢ်
အဆၢၣ်,သးကညါတၢ်လၢဆီၣ်တၢ်အိၣ်တၢ်။

Sën'ti-mënt'al-ism, Sën'ti-men-täl'i-ty, *n.* af-
fectionation of feeling, တၢ်ပၣ်မၤလၢသးလၢသ့ၣ်
စ့ၤအသးစ့ၤမး,တၢ်သး ကညါတၢ်လၢဆီၣ်တၢ်အိၣ်။

Sën'ti-nel, Sën'try, *n.* a soldier placed on
guard, a guard, ကိ,ပုၤမိးတၢ်မိ။

Sën'try-būx, *n.* ကိဆဲးတၢ်,တၢ်မိတၢ်ပုၤမိးတၢ်
မိ။

Sën'try-pōst, *n.* ကိအိၣ်မိးတၢ်ဆီၣ်။

Sëp'a-ra-ble, *a.* divisible, လၢပဝဲလိၤတၢ်
မၤဖီၣ်ဂ့ၤ။

Sëp'a-rate, *v. i.* to part, divide လိၤတၢ်
ခဲး; as, the parties separated and each went to his own
place, ပုၤလၢမိၢ်တၢ်ပၣ်တၢ်ဝဲလိၤလၢ
မိၢ်လဲၤဆၢၣ်လိၤခိၣ်, တကမိၢ်ဆုၤဆီၣ်
ခိၣ်ခိၣ်; to open, unclose itself, ထိးထီၣ်
လၢသး; as, when the bean pod is dry it will sepa-
rate of itself, တုၤပထိးသၣ်ဆဲးမ့ၤထီၣ်
စိးကစိးထီၣ်ခိၣ်လၢ။ ———, *v. t.* to part, disunite,
မၤသ့ၣ်တၢ်,မၤလိၤတၢ်; to divide or sever, to
make a space between, နိးတၢ်အဆၢၣ်,
ပၣ်လိၤဆီၣ်တၢ်အဆၢၣ်; to divorce, ပၣ်မၤ။

Sëp'a-rate, *a.* divided from the rest, separated,
အိၣ်ကစိး,အိၣ်မိးစ့ၤ။

Sëp'a-rate-ly, *adv.* distinctly, singly, inde-
pendently, မိၢ်ခိၣ်စိးလိၤ။

Sëp'a-ra'tion, *n.* the act of separating, တၢ်လိၤ
ဝဲလိၤတၢ်; the state of being separate, လၢ
စိးစ့ၤ။

Sëp'a-ra-tist, *n.* a schismatic, ပုၤလၢဆး
လိၤဝဲလိၤလၢတၢ်အိၣ်ပိၣ်တၢ်ပုၤလၢဆး,လၢ
ဆဲးလိၤဝဲလိၤနီၣ်တၢ်အိၣ်တၢ်; a nonconformist, a
dissenter, ပုၤလၢအတၢ်ဆဲးန့ၢ်တၢ်
တၢ်သ့ၣ်ညါလိၤလၢအလၢအထီၣ်လၢ
စိးပခံၣ်ညါ။

Së'poy, *n.* ပုၤတံၣ်ခိၣ်မိးစ့ၤလၢပုၤ
လၢပုၤမိးစ့ၤလၢပုၤမိးစ့ၤ။

Sëp'ta-gon, *n.* a septangular figure, (စ့ၤပတ
စီၣ်) တၢ်မိၢ်လိၤလၢဆဲးအိၣ်မိးစ့ၤ
န့ၢ်န့ၢ်။

Sept-än'gu-lar, *a.* having seven angles, အိၣ်
မိးစ့ၤန့ၢ်န့ၢ်။

Sept-tem'ber, *n.* (စ့ၤတုၣ်တၢ်) ထီၣ်
သ့ၣ်တၢ်သ့ၣ်အဲ။

Sëp'ten-a-ry, *a.* consisting of seven, အိၣ်
မိးစ့ၤန့ၢ်န့ၢ်။

Sep-tën'ni-al, *a.* happening every seventh
year, မၤလၢသးန့ၢ်န့ၢ်တၢ်
န့ၢ်န့ၢ်တၢ်; lasting seven years, အိၣ်
ဘဲးမိးစ့ၤန့ၢ်န့ၢ်။

Sëp'tic, Sëp'tic-al, *a.* promoting putrefac-
tion, အိၣ်မိးစ့ၤအိၣ်ခိၣ်လၢ
ဆဲးစ့ၤလၢသ့ၣ်သံက့ၣ်သံတၢ်
သ့။——, *n.* တၢ်လၢဆဲးစ့ၤ
လၢသ့ၣ်သံတၢ်။

do, wolf; furl, rude, push; e.i.o. silent; ç as s; çh as sh; ğ as z; ğ as in get; ŷ as z; ÷ as gz; ÷ as in lingerie.

Sēr'pent, n. a snake, ဝှက်, ဝှက်သွန်; *Fig.* a sly, artful person, ပွားအိမ်မီးတောက်တစ်ဆေးလေးလေးအလို့လိုက်တတ်သူများ.

Sēr'pen-tine, a. like a serpent, လီလင်ဝှက်; crooked, meandering, တက်ကွန်ကိတ်. ———, n. serpentine-stone, လက်ထိအိမ်ခံစားရန် ဗိဇ္ဇာသေးတကလှော်.

Sēr'rate, Sēr'rā-ted, a. having a notched edge like a saw, အသရွယ်ခွဲကွဲသော, အကနူးမေးသော ခွံလွှားအပဲ. *Bot.* ခွဲကွဲသောခွံလွှားအကနူး; as, a serrated leaf, သွန်ထင်အူခွဲကွဲသောလေးလေးအကနူး.

Sēr'rum, n. ——— of blood, ကမိထံ, တင်လီလင်ထံဆုံတင်ဆေးမီးပသွန်ပထံ, ပသွန်အဆုံ; ——— of milk, တင်နွယ်ထံဆုံလေးပမာကွဲအသီးအကပ်ပံ.

Sēr'vant, n. one who attends another and acts at his command, a subordinate helper, ပွားမိပ်အခံ, ပွားလေးအတင်တင်မာထိပ်မာလီ; a menial, ပွားတင်တင်မာထိပ်မာလီလေးအကိမီးလေးလေးကမိတအိမ်တင်; a slave, ကု; a hired person, အခုအပွား; one in the employ of government, အကညီ, အပျော်အကညီ.

Sērve, v. t. to work for, မေးတော်, မေးတင်လေးအစီ; as, "no man can serve two masters," ကစီခံဝါလေးတော်မေးနှင့်ပွားမေးတသွတင်နီတကတင်; to obey and worship, မိကနပ်အကလှော်မီးသွန်ထိပ်တင်ထိပ်အီ; to comply with, obey, လူ့အသေး; to be of use to, assist, benefit, မေးတင်လေးအစီ; as, to serve one's country, မေးလေးထံအကိမီးအစီခံအလီအိမ်; to be sufficient for, ခေါလေးအစီ; as, this will serve my purpose, အခံကခေါထံလေးအစီထံ; to be in the place of any thing, do duty for, အိမ်လေးတင်အဂါအလီ, အစီ; as, a sofa serves for a chair and for a bed, ခေးမိနှင့်ကမုလေးလီလီသွန်နီလေးအစီမီးလီခံအစီ. —To serve an execution, ဟေးနှင့်ကွဲအတင်မိတင်ထံအစွဲအိမ်ခံအသီး. —To serve a warrant, မိန်နီပွားအစွဲအိမ်ခံအသီး. —To serve out, requite, ထွန်နီတဂါမီးတဂါ. —To serve up, ကထပ်ကတီးမီးထွန်တင်အိမ်တင်အီလေးလီမိကတင်ပွားမုဂါလေးအသွမိခိမ်မုဂါ. ———, v. i. to be in subjection, အိမ်လေးပွားလေးအဖိလင်; to attend at command, မီးမေးအသေး, မေးဂါလေး

အစီ; to suit, be convenient, answer a purpose, တင်အသေး, တင်အလီ, ကြေးလေးအစီ.

Sēr'vice, n. labor performed at the command of another, တင်ခံတင်မေးပွားလေးမေးလဲအသီး; performance of duty, တင်မေးလေးအလီတင်အီ; use, avail, အသွ; usefulness, benefit. အဘျား; a set of dishes used at a meal, လီမိကတင်မီးအဂါတင်ခံပပင်လေးအဘွအဖီခိမ်လေးပအိမ်တင်အီတင်တင်အစီအစီ; as, a service of silver, လီမိခွတင်လေးပတင်အိမ်တင်အစီအစီ. —To see service, *Mil.* ခုတင်တင်အစီ.

Sēr'vice-a-ble, a. useful, beneficial, လေးအဘျားအိမ်, အသွအိမ်, လေးပသွအီသွ, လေးအမေးတင်သွ.

Sēr'vice-a-ble-ness, n. See SERVICEABLE.

Sēr'vile, a. pertaining to servitude, slavish, လေးအမီးမေးအသေး; meanly submissive, cringing, fawning, အိမ်လီလေးအသေးခံကုအသီး, ကြေးမီးကုအလှော်အထင်.

Sēr'vile-ness, Ser-vil'i-ty, n. See SERVILE.

Sēr'ving-maid, n. a female servant, အခုအပွားမိပ်.

Sēr'ving-mān, n. a man servant, အခုအပွားမိပ်ခွါ.

Sēr'v-i-tor, n. a servant, a follower, ပွားမိပ်အခံ, အခုအပွား.

Sēr'v-i-tor-ship, n. ပွားမိပ်ပွားခံအလီအကျ.

Sēr'v-i-tude, n. slavery, bondage, ကုအလီ, တင်ကဲကု; subjection to another, တင်အိမ်လေးအဖိလင်, တင်တင်မေးတင်.

Sēs'a-mūm, n. နံနံသီထံ, နံနံသီနံနံဝင်.

Sēs'a-mum-oil, n. sesame oil, gingelly oil, နံနံသီထံ.

Sēs'sion, n. the act of sitting, တင်ဆုန်နီ; the sitting of a court, legislature, &c., တင်ဆုန်နီလေးတင်ခံညိုညိုကွဲအလီ, လေးပမိပ်ပပွားပင်လီတင်အူပပွန်အလီ; the space of time between the first meeting of a court, legislature, school and the like, and its dismissal, အထေးအကတီလေးပပွားမုဂါ, ပမိပ်ပပွားမုဂါ, ပပေးလီထံမီးတင်ခံနံနံတင်ခံမုဂါ, အိမ်ခိမ်မီးအတင်ပျော်ကွဲအဘျားစေး.

Sēt, v. t. to put or place in any situation, ပင်, ပင်လီ; to place, put or fix in its natural position, ပင်ခံအကြေးအတင်; to place erect, မိဆေးထင်, သွန်လီ; to plant, as a tree,

d, wolf; f, furl, r, rude, p, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; n as in linger.

သွပ်လီၤ; to join, as a broken bone, ထုသိပ်
 ကျ၊ ထီးလိပ်ကျ၊ to adapt, as musical notes
 to words, ကျတုၤ; to put on a fine edge,
 sharpen, as a razor, ကျဆကန့ၣ်ဆကဆုၣ်ဝု
 ဝုၤဆသိး; to apply one's self, undertake
 earnestly, ထာၣ်ခံၣ်ထာၣ်ဆါ; to put in order,
 regulate to a standard; as, to set a clock,
 မၤဝုၤထီၣ်ဆၣ်ထီၣ်န့ၣ်ရံၣ်. —To set eyes on,
 to see, behold, ကျ၊ ထံၣ်. —To set a price
 on, ဝၢ်ဆပွၤ, မိးဆပွၤ. —To set a sail, သထံၣ်
 ထီၣ်ယၣ်ထံၣ်. —To set sail, ကဘိလဲၤတၢ်သိ. —
 To set a time, appoint, သ့ၣ်နံၤဖးသိ, ဝၢ်ဆဆါ
 ကတီၢ်. —To set a trap or snare, ဆဲ. —To
 set sentry or guard, ဝၢ်လီၤကီ. —To set
 about, begin, မၤတၢ်အသိ, မၤထီၣ်သိ, စးထီၣ်. —
 To set against, to place in opposition or
 as an equivalent, ဝၢ်သကြီၤ; to provoke
 enmity between others, ဒုးထီၣ်ဒုးထီၣ်လိာ်
 ဆသး. —To set agoing, to start, ဒုးကဲထီၣ်
 ဆဘိ; as, to set a watch agoing, ဝၢ်ထီၣ်
 န့ၣ်ရံၣ်ဒိအကလူးကဲဝဲၤဆသိး; to set a school
 agoing, ဒုးကဲထီၣ်တၢ်မၤလိာ်လိာ်ဆသိ. —To set
 apart, နီၤဖးတၢ်ထာၣ်တၢ်မၤလိာ်လိာ်ဆသိ. —To set
 aside, not to take into the account,
 ဝၢ်ထာၣ်ဆါ; to pass by, reject, ဝၢ်ကွံၣ်;
 to annul, မၤဟးဂီၤကွံၣ်, မၤထာၣ်ကွံၣ်. —To set
 at ease, မၤမိဆသး, ဝၢ်မိဆသး, မၤမုၢ်ဆသး. —To
 set at naught, တပၢ်ကဲ, ဝၢ်အိၤထာၣ်တၢ်ကလိက
 လိ. —To set at rest, to quiet, ဒုးအိၣ်ဘွဲ. —
 To set at work, ဒုးခံးတၢ်မၤတၢ်, ယုၣ်တၢ်
 ခံးတၢ်မၤ. —To set by, to put aside, ဝၢ်ကွံၣ်
 ဝၢ်တုၤ; to esteem, ဆဲၣ်မိး, ဝၢ်ကဲ. —To set
 down, to place down, ဝၢ်လီၤ; to enter in
 writing, register, မးနီၣ်မးမာၤ, ဝနီၣ်ပဒိဆာ်.
 —To set forth, to present to view, မၤဖျါ
 ထီၣ်; to propagat, ဒုးဟူထီၣ်သါလီၤ. —To
 set forward, to promote, ဒုးဒိၣ်ထီၣ်ဆါထီၣ်,
 ဒုးဂုၤထီၣ်ပသိထီၣ်; to move on, march, ဝဲ
 ဆါထာၣ်, တးထီၣ်, ထဲၤတၢ်. —To set free, liber-
 ate, ဖျါကွံၣ်, ဖျါသဘျာ်ကွံၣ်, မၤပူၤဖျဲ. —To set in,
 to arrive, commence, တုၤထံ; as, the rains
 have set in, တၢ်ထဲၤတုၤထံ; to become
 settled, established, အိၣ်ခံၣ်အိၣ်ကျၢၤထံ, ဝၢ်

ကျၢၤထံ. —To set in order, ကထံၣ်ကတီၢ်တၢ်;
 —To set off, to decorate, မၤဆံမၤထာၣ်; to
 present favorably, ဝၢ်ဖျါထီၣ်ထဲတၢ်တဲးပဝၢ်
 ဝုၤ; to plac in opposition or as an equi-
 valent, ဝၢ်သကြီၤ; to set apart, ဝၢ်တုၤ, ဝၢ်
 လီၤဆါထာၣ်တဲးမၤလိာ်လိာ်ဆသိ. —To set on, to place
 on, ဝၢ်ထီၣ်, တီၣ်ထီၣ်; to instigate, ထီၣ်ဝဲၤဆ
 သး, သဆၣ်ထီၣ်ဆသး; to assault, ဒုးတၢ်, မၤဆူၣ်
 တၢ်. —To set on edge, as the teeth, ဒုးဆဲၣ်ဝဲ.
 —To set on fire, ဆိၣ်ကဲၣ်ဆူ; *Fig.* to in-
 flame, ဒုးကဲထီၣ်တၢ်သ့ၣ်ထီၣ်သးဟ့. —To set out,
 to allot, နီၤဖး, ဝဲၤဖး; to mark by bound-
 aries, မၤနီၣ်ဆဆါ; to decorate, ကထာၣ်ထဲ
 တၢ်; to present favorably, မၤဖျါထီၣ်ထဲတၢ်
 တဲးပဝၢ်ဝုၤ. —To set right, to correct,
 မၤဘျာ်ကျၢၤ, မၤတၢ်ကျၢၤ. —, *v. i.* to descend
 below the horizon, to go down, as the sun
 or moon, လီၤန့ၣ်; to become hard, congeal,
 ကီၤထီၣ်; to flow, tend, as the current of
 a stream, ယွၤလီၤဆူၣ်ဆူၣ်; to shew the
 position of game; —said of a dog, ဒုးန့ၣ်;
 to be fixed, as in the mud, လီၤဘျာ်ဆာ်;
 to be fixed, as the eyes, အိၣ်ဝၢ်တပၢ်;
 to be fixed, as the lower jaw, ခၣ်တပၢ်, ခၣ်
 လီၤထူၣ်; to be settled, adjusted by rule,
 အိၣ်ဝၢ်အိၣ်ကျၢၤတၢ်ဘျာ်အိၣ်ဝဲ ဆသိး; to be
 firmly attached in mind, သးမဲၣ်သး, သးဆဲၣ်
 မိး. —To set out, to begin, မၤထီၣ်သိ, စးထီၣ်
 သိ; to start on a journey, တးထီၣ်သိ, ထဲၤတၢ်
 သိ. —, *n.* a number of things fitted
 to be used together, ထာၣ်ဝဲၤ, as, twelve
 knives make a set, ဒိတဆဲၣ်ဘုၣ်န့ၣ်ကမ့ၢ်တၢ်
 ဆထာၣ်ဆဲၣ်ဝဲၤ; a number of persons of
 similar character or habits, တၢ်ခူၤလိာ်
 ဆသးတကရၢၤ; the going down of a lu-
 minary, တၢ်လီၤန့ၣ်. —, *a.* fixed, firm,
 obstinate, အိၣ်မိးဆသ့ၣ်ဝၢ်သးကျၢၤ, ထာၣ်ဆန့ၢ်
 က့ၣ်; orderly, regular, အိၣ်လီၤတၢ်, အိၣ်ထာၣ်
 ဆလီၤခၣ်ဝဲ.

Set'on, *n.* an issue, ပံၤထာၣ်ထူးဒိၣ်ပညၣ်ထာၣ်ဆကမၤ
 ဘျာ်ကျၢၤတၢ်ဆါဆဂီၢ်.

Set-tee', *n.* a long arm-chair, လိာ်ထုၣ်နီၤဖးထီၣ်ထာၣ်
 ဆအိၣ်မိးတၢ်သန့.

ā, ē, ī, ō, ū, y, long; ä, ë, ï, ö, ü, y, short; cäre, fār, läst, fall, what; thêre, veîl, tērm; pique; dône, fôr,

Sēt'ter, *n.* that which sets, တာ်သးဆုန်နီ; a setting-dog. See SETTING-DOG.

Sēt'ting, *n.* See SET, *v. t.* and *v. i.*

Sēt'ting-dög, *n.* ထွန်သးဆုန်တာ်သိန်လိဒိသးဆက ဗုဒ္ဓါဒိဒိမးမကကြိထိန်တာ်သးပုဒးတာ်ဒိဒိဒိ.

Sēt'tle, *n.* a bench with a high back, လိာ်ဆုန်နီ ဝးထိဒိန်ဒိဒိသးလိာ်သးနီ; a wide step or platform lower than some other part, ကန့ၤ. See သး ငုး ၁၄. —, *v. t.* to place in a permanent state, fix, establish, ဝ်ဂါ ဝ်ကျာ; to set up in business, ဟုန်ဒုးကဲထိန် တာ်ဒိဒိတာ်မး; as, to settle a son in trade, ဟုန် မးစးသးဒိဒိသးပုဒ်တာ်ကး; to place beyond controversy, ဝ်လိာ်ဒိဒိသးတာ်ဂုာ်လိာ်ဒိဒိထိန် ဆ လိာ်သုတဒိန်တဂု; to free from wavering, မးဒိသးသုတဒိန်တဂု, မး တုာ်ဆ ပံ သုန် ပံ သး; to cause to subside and become compact, မး လိာ်တး; as, fine weather settles the roads, တာ်ကဆုန်ကဆိကမးလိာ်တးကဲ; to confirm by grant, ဒိဆကန့ၤဆုန်တာ်မိဒိဒိန့ၤခိန်ညိန်; as, to settle a pension on an officer, ဒိသိးဘိန်သး ဆတာ်မးဝဲဒိဒိကန့ၤတာ်တန့ၤတဘျိတန့ၤတဘျိပုးဆံ ပုးန့ၤန့ၤခိန်ညိန်; to cause sediment to sink, မးလိာ်ဒိဒိဆကမုန်; to compose, tranquilize, မးဂါတပာ်; to balance or to pay; as, to settle accounts, ဟုန်သးပုးသးထာ်ပုး, ခုးဒိ; to pacify; as, to settle a difficulty, မးမုန်လိာ် ဒိဒိသိန်တု; to plant with inhabitants, colo- nize, မးဒိသိးပုးထိန်ကိာ်ဒိဒိကဆိန်ဝဲဒိဒိ; as, the French first settled Canada, ထာ်ဆဒိန်ထံး ပုးဒိဒိခုးဒိတဖန်ဒိန်ဝဲဒိဒိထာ်ကိာ်ကန်ဒိဒိ. —, *v. i.* to become fixed or stationary, လိာ်ခိန်လိာ်ကျာ; to fix one's residence, ဝ်ဂါဆဒိန်ဆဒိးသလိာ်; to establish a do- mestic state, marry, န့ၤဒိဒိဆမိ, ဆဒိဆဝါ, ထိန်ပုာ်; to be established in a profession; as, to settle in the ministry, န့ၤသရန်ကွာ်တာ် ဆလိာ်; to become calm, ဂါတပာ်; to sink out of place, as a house, လိာ်တကြိး, လိာ်ဝ်; to sink to the bottom, as sedi- ment, လိာ်ဒိ; to sink and become com- pact, လိာ်ပာ်, လိာ်ကဆိ, လိာ်ကဆာ်.

Sēt'tle-ment, *n.* a place or colony formed by

emigration from another country, col- onization, တာ်ဟးထိန်ထာ်ဆထံဆကိာ်ခုန် ဝဲဆ ပုး ဒိဒိထာ်ထိန်ထာ်ကိာ်ဂါတကရး; property settled on a wife, dowry, တာ်စုထိန်ဒိန်သး ဆမုန်ထဲထာ်ဆမါပာ်တဂု. See SETTLE, *v. t.* and *v. i.*

Sēt'tling, *n. pl.* settlings, sediment, lees, dregs, တာ်လိာ်ဒိ, တာ်ကမုန်ကမါလိာ်ဒိ. See SETTLE.

Säv'en, *n.* န့ၤ.

Säv'en-föld, *a.* or *adv.* န့ၤစး.

Säv'en-night, *n.* တန့ၤ. See SENNIGHT.

Säv'en-scöre, *a.* seven times twenty, ၇ x ၂၀, တကထာ်လွန်ဆံ.

Säv'en-teen, *a.* တဆံန့ၤ, ၁၇.

Säv'en-teenth, *a.* တဆံန့ၤပံတပံ.

Säv'enth, *a.* န့ၤပံတပံ.

Säv'en-ti-eth, *a.* န့ၤဆံပံတပံ.

Säv'en-ty, *a.* န့ၤဆံ, ၇၀.

Säv'er, *v. t.* to cut off, ဒိန်ထဲဒိန်ကွန်, ကူးထဲဒိန်ကွန်; to disjoin, မးလိာ်ဒိ, မးလိာ်ပုာ်; to separate and place apart, မးလိာ်ဒိ, ဒုးလိာ်ဒိ; to divide or separate into parts, န့ၤဒိ, န့ၤဒိဝဲဒိဒိ. —, *v. t.* to distinguish, မးလိာ်ဆိ. See ၂၆၁. ၁၄၄.

Säv'er-al, *a.* distinct, not common to two or more, single, ဆုန်ဆးထဲတပံဒိ; as, each several ship gained a victory, ကဘိတဘုန် ဒိဒိတဘုန်မးန့ၤတာ်; more than two but not many, သိဒိ, ထာ်န့ၤထာ်ခိန်ခိန်မုန်တခါတဂု; as, several persons were present, ဒိန်ဝဲ သာ်ဂါလွန်ဂါထိန်တခါတဂု; diverse, different, လိာ်ဆိ, တပံဒိ. —, *n.* တာ်တန့ၤ, တာ်ခိန်ထာ်ပံ.

Säv'er-al-ly, *adv.* separately, တဂါဒိဒိတဂါ, တက လုန်ဒိဒိတကလုန်, ဒိဒိခိန်တဖန်; as, to call the men severally by name, ကိးပုးဆမံတဂါဒိဒိ တဂါ.

Säv'er-ance, *n.* division, separation. See SEVER.

Se-vère', *a.* rigid, harsh, ကဲဒဲ, ဆဆာ်ဆဆိ; as, severe treatment of a horse, မးကဲဒဲက သုန်, မးဆာ်မးသိကသုန်; unreasonably strict, exact, rigorous, ကိကိခဲ, ဟံး; as, severe government, တာ်ခိန်ညိန်ပာ်တဂုတာ်ကိကိခဲ, တာ် ခိန်ညိန်ဟံး; violent, distressing, extreme, နး, နးနးကထဲဒိ; as, severe pain, တာ်လိာ်နးမး,

du, wölf; fühl, rüde, push; e. i. o. silent; ç as s; çh as sh; g̃ as j; g̃ as in g̃et; s̃ as z; x̃ as gz; ñ as in lingei.

တၢ်တံးဗီ. —, *n.* figure, form, အကွၢ်အ
 ရီ; as, the shape of the head, မိၣ်အကွၢ်အရီ.
 Shīpe'less, *a.* destitute of regular form, want-
 ing symmetry, အကွၢ်အရီတလီတၢ်တၢ်တၢ်, တ
 ဝှတၢ်.
 Shāpe'ly, *a.* well formed, symmetrical, အကွၢ်
 အရီတလီတၢ်, အကွၢ်အရီဝှတၢ်.
 Shärd, *n.* a piece of an earthen vessel, a
 sherd, သပၢကတု, သပၢဒီး; the hard wing of
 a beetle, ရွံ, ကျူးအဝံး; a plant, သွၣ်တကလုၣ်;
 the shell of an egg or snail, ဆိခိၣ်အကု, မျိၣ်
 သဝံးအကု.
 Shärd'ed, *a.* having wings sheathed with a
 hard case, အိၣ်မိးအဝံးကးဘၢဆၢ်အသးခိၣ်အကု
 အသိး; as, the sharded beetle, ကျူးအိၣ်မိး
 အဝံးခိၣ်အကုအသိး.
 Shāre, *v. t.* to divide among two or more,
 နှိးတဝၢ်မိးတဝၢ်; to partake with another,
 မိးန့ၣ်တနီၣ်, မိးန့ၣ်ဖဲအလီၤတၢ်အိၣ်. —, *n.* the
 part belonging to each one on distribu-
 tion, allotment, တၢ်ထၢအလီၤတၢ်ပှတဝၢ်မိး
 တဝၢ်; a portion, a part, တဒိ, တနီၣ်; a part
 or portion of any thing owned by a
 number in common, တၢ်တံးမံးနီၣ်ဖဲတပှမိး
 တပှ; as, a ship owned in ten shares, ပှ
 တဝၢ်မိးတဝၢ်ထၢအပၢဆၢ်ကတိၣ်န့ၣ်နီၣ် ဖဲဝဲ အပှတ
 ဆံပှ; to go shares, ဟ့ၣ်နီၣ်ဖဲသကိးသကိး.
 Shāre'höld'er, *n.* ပှတၢ်ဆၢ်သကိးတၢ်တဝၢ်.
 Shār'er, *n.* a partaker, ပှထၢအမိးန့ၣ်တၢ်တနီၣ်ထၢ
 အဆၢ်ပးမိးပှန့ၣ်သကိးတၢ်.
 Shärk, *n.* the fish, ညၣ်ကမိ; a greedy, artful
 fellow, a sharper, ပှထၢအသးလီတၢ်ခါထၢ
 ကဲၣ်ဆိးသတးမိးကုၣ်ဝဲထၢအကတံး န့ၣ် ပှဝၢ်အတၢ်,
 —, *v. t.* to swindle, ဝှလီၤန့ၣ်မိးတံးန့ၣ်ပှ
 ဝၢ်အတၢ်.
 Shärp, *a.* having a keen edge or fine point,
 ထၢအဆၢ်ဝဲ, ထၢအစူဝှတၢ်, အစူကညၣ်; as, a sharp
 knife, မိထၢအဆၢ်ဝဲ; a sharp needle, ထးဆး
 ထၢအစူဝှတၢ်; acute, not obtuse, စူ; as, a sharp
 roof, တံၣ်မိၣ်စူ; shrewd, astute, quick of ap-
 prehension, န့ၣ်ပှတၢ်တၢ်, သ့ၣ်ဆးသးဆး; shrill,
 piercing, အကလုၣ်ဆဲး; very sour, tart, acid,
 ဆံၣ်ဖး; sarcastic, harsh, caustic; as, sharp

words, ထၢအကတိၤတၢ်ကဲၣ်ခဲ, ကတိၤခွတၢ်, ကတိၤ
 ဆါပှအသး; severely rigid, မၤအသးကဲၣ်ခဲ;
 eager for food, hungry, မိၣ်အိၣ်တၢ်အသး
 အိၣ်ဝဲၣ်အိၣ်ဆၢတၢ်; severe, violent, ကဲၣ်ခဲ, ဆဲ
 ကဲၣ်; vigilant, ဝံးစူးမိးတၢ်; subtle in bar-
 gaining, shrewd, သ့ၣ်ညါန့ၣ်ပှတၢ်ထၢအတၢ်ပှတၢ်
 ဆါအဝှတၢ်; severely cold; as, sharp weather,
 မိၣ်ဝဲနးနးကလဲၣ်. —, *v. t.* to sharpen, whet,
 ကျှ, ခုးဆၢ်, မၤစူ; to raise the voice above
 the proper pitch, မၤဆဲးအကလုၣ်.
 Shärp'en (shärp'n), *v. t.* to make sharp, give a
 keen edge to, ကျှ, ခုးဆၢ်; to quicken, မၤဆူ
 ထီၣ်, မၤဆူၣ်ထီၣ်. —, *v. t.* See SHARP *v. t.*
 Shärp'er, *n.* a swindler, a cheat, ပှထၢအလီတၢ်
 ဝှတၢ်တၢ်ပးမိးပှတၢ်ဆါတၢ်.
 Shärp'ness, *n.* See SHARP, *a.*
 Shärp'-sēt, *a.* having a sharp appetite, raven-
 ous, ထၢအမိၣ်အိၣ်တၢ်အသးနးနးကလဲၣ်; eager
 in desire, ဆၢ်အသးမိၣ်မိၣ်ကလဲၣ်.
 Shärp'-shoot'er, *n.* a good marksman, ပှထၢ
 အစူကျှာ, ပှထၢအသးတၢ်ကျှာဆဲးတၢ်တၢ်.
 Shärp'-sight'ed, *a.* acute-sighted, quick-sight-
 ed, အမဲၣ်ဆဲးကဲၣ်, အမဲၣ်ရံးဝှတၢ်, ထံၣ်တၢ်ဆူ.
 Shärp'-sight'ed-ness, *n.* See SHARP-SIGHTED.
 Shärp'-vis'aged, *a.* ခဲၣ်ဆဲးစဲးစူး, ခဲၣ်ပလွဲ.
 Shärp'-wit'ted, *a.* shrewd, sharp, သ့ၣ်ဆးသးဆး,
 န့ၣ်ပှတၢ်တၢ်.
 Shäs'ter, *n.* ပှတံၣ်န့ၣ်မိးအလီၤသါသနါ, ထံၣ်တၢ်ပးမိး
 တၢ်တၢ်တၢ်တၢ်.
 Shät'ter, *v. t.* to dash or break into pieces, သ့ၣ်
 ဖးဆူအခိၣ်တဖၣ်; to burst into pieces, rend,
 split, မိးဖျိၣ်ဂြဲဝဲ; to derange, disorder;
 as, to shatter the intellect, မၤတးဂီၤအသး.
 —, *n.* a fragment, အကုအခိ; *pl.* shat-
 ters, အကုအခိတဖၣ်.
 Shät'ter-brained, Shät'ter-pät'ed, *a.* insane,
 ထၢအသးတးဂီၤ, ဂျါဝဲ; heedless, wild, တအိၣ်
 မိးတၢ်ပလီၤအသးဆၢ်.
 Shāve, *v. t.* to cut off closely, as with a razor,
 ဝှတၢ်; to cut off in slices, ကူးကကျှာ; to
 make smooth by cutting off slices, သ့ၣ်
 ဘျှာဆိး; to skim along the surface, ထဲတ
 ရှဲၣ်; to oppress by extortion, မၤဆူၣ်မၤမိး.

ä, é, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; câre, fâr, lâst, fâll, whät; thêre, veîl, têrm; pîque; dône, fôr,

• —To shave a note, ပွားထိပ်ခံးပင်ထာအပွားဆံး
 ထပ်ကပ်ဆီး, မှတဖု်ဘဉ်ဒီးန့ၢ်အဖျား ခေါ် ထပ် ကပ် ဆီး.
 —, *n.* a thin slice, a shaving, တၢ်အက
 ဘျံးသူသထါ. See SHAVING.

Shāve'ling, *n.* a man shaved, a monk, a poun-
 gye, ပုၤထာအလူၤကွံၣ်အမိၣ်, မိကွံၣ်တဂါ.

Shāv'er, *n.* one who shaves the beard or hair,
 a barber, ပုၤလူၤတၢ်မိ; a sharp dealer,
 a cheat, ပုၤမိၣ်န့ၢ်အပွၤမိၣ်ထပ်ကပ်ဆီး, ပုၤလီၤန့ၢ်
 တၢ်ဘဉ်ဆီးပုၤတၢ်ခါတၢ်. —, *n.* a boy,
 မိသၢ်မိၣ်ခါ. (*Colloq.*).

Shiv'ing, *n.* တၢ်ကဘျံး. See SHAVE.

Shiv'ing-brush, *n.* နိၣ်တြၢ်ထာပုၤထွါအခၢ်ဆူၣ်ထာဆး
 ဝှံၣ်ခကလူၤအိၤညိၣ်ခဏ်.

Shawl, *n.* (ရှီ) ပဝဉ်ကၢ်မိး.

Shē, *pron.* third person, fem. sing. ခေ; used
 in composition for female, ခေမိ; as, a
 she-bear, a she-cat, တၢ်သူၤခေမိတဂု, သၢ်ပံၤဖါ
 ခေမိတဂု.

Shēaf, *n.* a bundle, ကမိၣ်; as, a sheaf of paddy,
 သုတကမိၣ်.

Shēar, *v. t.* to cut or clip, တံၣ်, တံၣ်ထံၣ်ကွံၣ်; as,
 to shear sheep, တံၣ်ထံၣ်ကွံၣ်သိၣ်ဆူၣ်.

Shēar'ing, *n.* a cutting, a clipping. See
 SHEAR, *v. t.*

Shēars, *n. pl.* ထးတံၣ်ခေမိၣ်.

Shēath, *n.* as of a sword or knife, a scabbard,
 ခေတြီး; *Bot.* a membrane investing a
 stem or branch, as in bamboos and
 grasses, ဆီး, သဆီး.

Shēathe, *v. t.* to put into a sheath, ဖျိၣ်န့ၣ်; to
 cover with mucilaginous matter, ဖျိၣ်
 ဒီးကသံၣ်ထာအခဲဘျး; to case or cover with
 thin boards, as a ship's bottom, ကးဘၢ
 အိၤထာသ့ၣ်ဘဉ်, — with copper, ကးဘၢ
 အိၤဒီးတိၢ်ဂိၤ. —To sheathe the sword, to
 make peace, မၤစုၤမၤဒီးတၢ်.

Shēath'ing, *n.* a casing or material for casing.
 See SHEATH.

Shēath'ing-board, *n.* သ့ၣ်ဘဉ်ထာအကးဘၢတၢ်ခေမိၣ်.

Shēave, *n.* the wheel of a pulley, ဝဲသၢ်.

She-chi'nah, *n.* See SHEKINAH.

Shēd, *v. t.* to cause to flow, as blood, ခုးယွၤလီၤ

to let fall, cast, as feathers, hair, leaves,
 and the like, လီၤထဲး, လီၤဆူလီၤပလူ; to emit,
 diffuse, as fragrance, ယုၣ်တၢ်န့ၢ်မုၢ်ဆီ; as
 light, ကလီၤထီၣ်; to cast off, as animals
 their skin, သဘျးလီၤခေမံး; to shed tears,
 ဝဲၣ်ထံၣ်လီၤ, တီၣ်; to keep off, prevent from
 entering, ခုးယွၤကွံၣ်; as, an umbrella
 sheds rain, တခါမုၢ်ခုးယွၤကွံၣ်ထံ; as, my coat
 sheds rain, ယထုးယွၤကွံၣ်ထံ. —, *n.* an
 open building, ကမိၣ်, ကမိၣ်မိ, ကရၢ်မိ, ထဲကူ,
 တံၣ်ထာကသ့ၣ်မုၢ်ဂုၤန့ၢ်မုၢ်ဂုၤအိၣ်ဝဲအခါ.

Shēd'der, *n.* one who sheds; as, a shedder of
 blood, ပုၤခုးယွၤလီၤခွံၣ်.

Shēd'ding, *n.* See SHED, *v. t.*

Sheen, *n.* brightness, splendor, ခေခုၢ်, ခေကလီၤ,
 တၢ်ကမိၣ်ကမိၣ်.

Sheep, *n.* သိ; *Fig.* the people of God, ယွၤခေလျှီ
 ခေသိၣ်ခေမိခေထံ.

Sheep'-cōt, *n.* a small sheep-fold, သိခေဂၢၤ, သိခေ
 ကရၢ်မိ.

Sheep'-fold, *n.* a pen for sheep, သိခေကရၢ်.

Sheep'ish, *a.* like a sheep, ထာအမၤအသးခိသိခေသိး;
 timid, bashful, over-modest, မၤအသးကဆုး
 ကမိၣ်, လီၤဂၢ်ပံၤတၢ်တဲးဝဲၣ်သးတဲး.

Sheep'ish-ness, *n.* excessive timidity or bash-
 fulness. See SHEEPISH.

Sheep'-mār'ket, *n.* သိခေဗျါ.

Sheep's'-eye (ai), *n.* a sly, loving look, တၢ်ကွံၣ်
 တၢ်ခိၣ်ခေမံၣ်သးဒီးထာအတၢ်အိၣ်အိၣ်ဝဲခေသိး.

Sheep'-shēar'er, *n.* ပုၤထာအတံၣ်သိဆူၣ်.

Sheep'-shēar'ing, *n.* the act of shearing sheep,
 တၢ်တံၣ်သိဆူၣ်; the time of shearing sheep,
 တၢ်တံၣ်သိဆူၣ်ခေထာအကတီၢ်.

Sheep'-skin, *n.* သိခေခံး.

Sheep'-walk, *n.* a sheep run, a sheep pasture,
 သိထီၣ်ဆၢ်ခေဗျါ.

Sheer, *a.* clear, unmingled, တဆါဆုၣ်အသးဘဉ်;
 mere, simple, ထဲ—ဒီး; as, sheer false-
 hood, ထဲတၢ်လီၤန့ၢ်မိ; clear, thin, သု, ယိ; as,
 sheer muslin, တၢ်ကံးထပ်သု, တၢ်ကံးထပ်ထီ;
 perpendicular, straight up and down, ခေ
 ထီၣ်ထူၣ်ဘျာၤလုၢ်ကထံၣ်. —, *v. t.* to turn aside,
 ထဲၣ်ကပၤကွံၣ်. —To sheer off, ဝှံၣ်, တးဆွဲး.

dg, wolf; furl, rude, push; e. i. o. silent; c as s; ch as sh; g as j; ġ as in ġet; s as z; x as gz; n as in linger.

transfer, သူးဆောင်, လဲလှယ်ဆောင်. —, *v. i.* to change its direction, as the wind, လဲလှယ်ဆေး; to contrive, manage, ကျင့်ထိန်းစီ; to practice indirect methods, မတသုဝေသု. — Shift from side to side, as the body, ကနွှဲကနွှဲ; to change place; as, a cargo shifts from one side to the other, လှိလှဲ; to change, as clothes, ကထိကလဲအသား. — Shift off, put off, delay, ဝန်ကွန်. —, *n.* a change, တာ်လဲလှဲ; an expedient, an evasion, တာ်မကမီးလှိတံအဝါတံ, တာ်ထာ်အစုးကဲ ထီၣ် တာ်ညီတက့ၣ်; a chemise, မိၣ်ခုၣ်အထိကဲသီးဝဲထာ်ဖိလိတ်တက့ၣ်.

Shift'less, *a.* unsteady, idle, ထီၣ်လှူကျူဆွါ; as, a shiftless person, ဖုၣ်ထီၣ်လှူကျူဆွါတဂၢ.

Shil'ling, *n.* ၁၂ ဝဲၣ်နီၣ်, (pennies) ဖုၣ်အိၣ်ဂဲထီၣ်မိဝဲဝဲကဲတကလုၣ်ထာ်အဖျါထဲသီးမီးတပၢၤဆၣ်ဆၣ်.

Sh.'loh, *n.* *Heb.* the Messiah, the Christ, တာ်မဆူမာ်ဖိးခရိတ်တဂၢ. See ၁၆၁. ၄၉၃ ၁၁.

Shim'mer, *v. i.* to shine faintly, glisten, glimmer, ကမီးပိၣ်ထုပိၣ်လှူ, ကမီးဒုးခဲ. —, *n.* a glimmering. See GLIMMER.

Shin, *n.* the tibia, မိၣ်ခုၣ်ဆိတ်ကျွါတဘိ.

Shine, *v. i.* to give light, beam, ကမီးထီၣ်, ဟုၣ်တာ်ကမီး, လဲၤကမီး; to be bright, glossy or brilliant, ကပြိုင်ကပြိုင်; to shine with a brilliant whiteness, ကဲၤကျိၣ်တထီၣ်; to be conspicuous, distinguished or eminent, အိၣ်ခိးလဲၤလဲၤကမီး, ဖျါထီၣ်ထီၣ်. —, *n.* fair weather, မူခိၣ်ဆွဲ; brightness, splendor, polish, တာ်ကပြိုင်ကပြိုင်.

Shin'gle, *n.* a small thin board for roofing, သုၣ်ထၣ်မိထာ်တံၣ်ခိၣ်ခိၣ်; pebbles, a surface of small, roundish stones, covering a sea beach, ထာ်ဆဲးဆဲးမိ. —, *pl.* an eruptive disease, တာ်ထုၣ်သုၣ်. —, *v. t.* to cover with shingles, ဒုးထီၣ်တံၣ်ခိၣ်ခိၣ်ထာ်သုၣ်ထၣ်မိ; to cut, as hair so that one part overlaps another, တံၣ်ကွံၣ်ဖုၣ်အခိၣ်သု.

Shin'ing, *a.* bright, radiant, splendid, ကပြိုင်ကပြိုင်; distinguished, illustrious, brilliant, ဖျါထီၣ်ထီၣ်. —, *n.* clearness of light, brightness, တာ်လဲၤကမီး, တာ်ကမီးဂုၤ.

Shin'y, *a.* bright, luminous, clear, ထာ်ကမီးထီၣ်, ထာ်ကပြိုင်ကပြိုင်. See SHINE, *v. i.*

Ship, *n.* a large sea-going vessel, ကဘိ, ထီၣ်ဆီၣ်တံၣ်ကဘိထာ်အိၣ်ခိးလဲၤထုၣ်ထာ်ထုၣ်. —, *v. t.* to put on board ship for transportation, ဝန်ထီၣ်ထာ်ကဘိထုၣ်. — Ship off, to send away by ship, ဆွါကွံၣ်ထာ်ကဘိထုၣ်; to get rid of, ဝန်ကွံၣ်, ဝန်ကွံၣ်.

Ship'-board, *adv.* on ship-board, ထာ်ကဘိထုၣ်.

Ship'-boy, *n.* မိထုၣ်ထာ်အခိးမာ်အသားထာ်ကဘိထုၣ်.

Ship'-build'er, *n.* a ship-wright, a naval architect, ဖုၣ်ထာ်အသုၣ်ထီၣ်ကဘိတဂၢ.

Ship'-bro'ker, *n.* ကဘိထုၣ်ကစၢ်အခါၣ်တဂၢ.

Ship'-build'ing, *n.* naval architecture, တာ်သုၣ်ထီၣ်ကဘိ.

Ship'-car'pen-ter, *n.* a ship-wright, ကဘိထုၣ်လဲၤထုၣ်.

Ship'-chan'dler, *n.* ဖုၣ်ထီၣ်ကဘိထုၣ်ဆာ်အထီၣ်တဂၢ.

Ship'-hold'er, *n.* a ship-owner, ကဘိထုၣ်ကစၢ်.

Ship'-mas'ter, *n.* a ship-captain, ကဘိမိၣ်.

Ship'-m'ate, *n.* a fellow sailor, ကဘိထုၣ်ထာ်လဲၤ.

Ship'ment, *n.* the act of putting any thing on board ship, တာ်ဒုးထီၣ်ထီၣ်တာ်ထာ်ကဘိ, တာ်ပၣ်တာ်ထာ်ကဘိထုၣ်; that which is shipped, ဖုၣ်ဂုၤ, တာ်မိတာ်ထီၣ်, ထာ်အထီၣ်ထီၣ်ထာ်ကဘိထုၣ်.

Ship'-own'er, *n.* ကဘိထုၣ်ကစၢ်.

Ship'ping, *n.* ships in general, ကဘိတစုၣ်; tonnage, တာ်ဆာ်ထာ်ကဘိမိၣ်ဝဲသု.

Ship'-shāpe, *adv.* in a seaman like manner, စိကဘိထုၣ်လုၣ်ထုၣ်; properly, ထုၣ်ထုၣ်ထုၣ်.

Ship'-wrēck, *n.* the loss of a ship at sea, ကဘိထုၣ်တာ်တးဂီၤ. —, *v. t.* to destroy, as a ship, by dashing on rocks or sand, မာ်တးဂီၤကဘိထုၣ်ထာ်မိၣ်ခုၣ်ဂုၤ, ထာ်လဲၤခိၣ်ခိၣ်ဂုၤ.

Ship'-wrecked, *a.* ထုၣ်ဆာ်မီးကဘိထုၣ်တာ်မာ်တးဂီၤ.

Ship'wright (-rit), *n.* See SHIP-BUILDER.

Ship'-yard, *n.* ထာ်ထီၣ်ထာ်ဖုၣ်သုၣ်ထီၣ်ကဘိမိၣ်ဂုၤ, မာ်ထီၣ်ကဘိထုၣ်ဂုၤထာ်ဂီၤ.

Shire, *n.* a county, ကိာ်မိထာ်ကိာ်မိခိၣ်ထုၣ်. See COUNTY.

Shirk, *v. t.* to avoid duty, ဟးဆွဲတာ်ထာ်ထုၣ်ကြားမာ်; to practise mean tricks, ထီၣ်ခုၣ်တာ်ခိၣ်

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; n as in linger.

146

ကတားဆွဲတော်. —, *n.* ဂုဏ်ထူးတားဆွဲတော်ခံ
တော်မာထာအလီတော်အိ.
Shīrt, *n.* အိကိုအဖိလတ်တော်.
Shīrt'ing, *n.* တော်ကံ့ညှင်လာပုဆေးအိကိုအဖိလတ်အဂီ.
Shit'tah, **Shit'tim**, *n.* သွန်လာပုလူ့ဒေသီထီထာပု
လာတော်လှိုင်အဟံင်အဂီတကလှိုင်, သွန်ပွဲရှုံးတော်. See
ရှါ. ၄၁၈ ခေ.
Shiv'er, *v. t.* to break into small pieces,
shatter, ခုခါလှဲ, ခုခါကထဲ. —, *v. i.* to
fall into small pieces or splinters, လီလှဲ,
လီကထဲ, သွန်ပေးဆူအကုမိမိ; to quake, quiver
or tremble, as with cold or fear, ကနိုးက
စုန်. —, *n.* တော်ကံ့ကူးထံကူးထင်. See SHIVER,
v. t. & *v. i.*
Shiv'er-y, *a.* trembling, ထာအကနိုးကစုန်ဝဲ; not
firmly cohering, ထာအသွန်ပေးဆူအကုမိမိထီ.
Shōal, *v. i.* to grow shallow, ခိုင်ထီ; to crowd
around, အိုင်ထိုင်တံလိင်အသေး; as, the fishes
shoaled about the place, ညှင်ထဲအိုင်ထိုင်တံ
လိင်အသေးဝေတရံအလီ. —, *n.* a sand-bank,
a shallow, သိုင်, ထိုင်; a crowd, a multitude,
အေ, shoals of fish, ညှင်တံလိင်အသေး, အိုင်ခိုင်
အိ. —, *a.* ခိုင်, ထာထံတထီတိုင်.
Shōal'y, *a.* shallow, သိုင်အိုင်အိ, ထာထံတထီတိုင်.
Shōat, *n.* See SHOTE.
Shōck, *v. t.* to shake by violent collision, col-
lide, တူးဝေးထာအထိုင်ခိုင်အထီ; to cause to re-
coil from, disgust, မာသေးဘိုင်အာ; to horrify,
မာသွန်ကနိုးသေးကနိုး, မာလီထုံလီထူး; to collect
sheaves into a pile, ပုန်ထီတိုင်ဘုကခိုင်. —, *v. i.*
See SHOCK, *v. t.* a collision, a con-
cussion, တော်တူးဝေးထာအထိုင်ခိုင်အထီ; a pile
of sheaves, ဘုအပုန်. —, *n.* a com-
munication of electric fluid, တော်တိုင်ခိုင်
ထံဒီးအထူးကြီးစတံ.
Shoe, *n.* an outer leather covering for the foot,
ခိုင်ခံ; a sandal, ခိုင်ထီသွန်, ခိုင်ခံတကလှိုင်;
a horse-shoe, ကသွန်အခိုင်ထီထူး, အခိုင်ခံထူး;
the shoe of a sleigh-runner, စွဲအခိုင်ထီ.
—, *v. t.* to furnish with shoes, ထိုင်ခိုင်
ခံထူးအကုဒီးအဂီ; to shoe a horse, ခိုင်ထီခိုင်
ထီထူးထာကသွန်အခိုင်; to shoe a sled or
sleigh, ဒီးထိုင်စွဲအခိုင်ထီ.

Shōe'-black, *n.* a boot-black, ဂုဏ်ထူးထူးသွန်ခိုင်ခံ.
Shōe'-black'ing, *n.* ကသွန်ထာပုထူးသွန်ခိုင်ခံအဂီ.
Shōe'-buck'le, *n.* ခိုင်ခံအထံကဒီး.
Shōe'-leath'er, *n.* တော်ခံထာခိုင်ခံအဂီ.
Shōe'less, *a.* without shoes, အခိုင်ခံတအိုင်.
Shōe'-māk'er, *n.* ဂုဏ်ထူးခိုင်ခံ.
Shō'er, *n.* a farrier, ဂုဏ်ထူးကသွန်အခိုင်ခံ.
Shōe'-string, **Shōe'-t.e**, *n.* ခိုင်ခံအထုံ.
Shoo, *int.* begone, away, ထူး, ထူးကွိုင်.
Shoot, *v. t.* to cause to be driven with force,
as, an arrow or bullet, အတော်; to send
out or forth, ခုရှိုးထီ; to pass through
or under with swiftness, ရှိုး; to shoot
out, as a plant, ခိုင်ထီ, ခိုင်ထီ. —, *v. i.*
to germinate, sprout, ခိုင်ထီ, ဆဲး; to
project, စူထီ, ကနားထီ; to feel a darting
pain, ဆါဆဲးရှိုး; to make progress, grow,
ခိုင်ထီ. —, *n.* a young branch, အပုန်,
အပွဲ; a sprout from a stump or root,
တော်ဆဲး.
Shoot'er, *n.* an archer, a gunner, ဂုဏ်ထူးတော်.
Shōp, *n.* a building in which goods are sold
by retail, တော်အလီထာပုဆါတော်ဝဲပုကသွန်ထီ
အဂီ; a building in which mechanics
work, a workshop, ဂုဏ်ထူးခိုင် သုအတော်ခံ
တော်မာအလီ. —, *v. i.* to visit shops for
buying, ဂုဏ်ထူးဝဲအထူးထီအလီအိုင်.
Shōp'-board, *n.* လီဆိုင်နီပေးထီထာပုကမာတော်ခံတော်
အဂီ.
Shōp'-keep'er, *n.* a retail trader, ဆါတော်အလီ
အကစာ.
Shōp'-lift'er, *n.* one who steals from a shop,
ဂုဏ်ထူးတော်ထာဆါတော်အလီ.
Shōp'-man, *n.* a salesman, ဂုဏ်ထူးထာဆါတော်
အလီ.
Shōre, *n.* the land beside a lake or sea, coast,
ကော်ခိုင်ထိုင်နီ, ကနူး; along shore, ထံအသွင်;
in shore, ထာကော်ကနူးထံ; a buttress, တော်
အရှင်, တော်အသွင်. —, *v. t.* to prop up,
ခုသနူးတော်.
Shōre'less, *a.* ကော်ကီတအိုင်; *Fig.* အထဲ, အခိုင်; as,
a shoreless ocean, ခိုင်ထိုင်အခိုင်, ပထထိုင်အသ
ခုထိုင်.

ā, ē, i, ō, ū, ŷ, long; ä, ě, ĩ, ǒ, ů, ŷ, short; cāre, fār, lāst, fāll, whāṭ; thēre, veīl, tērm; pīque; dōne, fūr,

Shòrt, *a.* not long, နည်း; short in stature, low, နည်း, နည်းကဏ္ဍ; not distant in time, brief, တယ်တမိတ်; insufficient, တလာတပွဲ; not of adequate extent or quantity, တထူးတဝါ; incomplete, deficient, တလာဘဉ်, တမိတ်; *in* ကြားမိတ်ခဲအသီးတဉ်; shallow (in mind), တာ်ကုဉ်တယ်တဉ်; not retentive; as, a short memory, ထီရ်နိတ်ထီရ်ဘိတတ်တနုဉ်ဘဉ်; abrupt, petulant, လာအသးစုဉ်, ကထိတတ်တစုဉ်တဉ်တဘိစီ; friable, crusty, မှီးခဲခဲ. —, *adv.* suddenly, abruptly, တဘိစီ, သတူဂ်ကလ်. —, *n.* a summary account, အဝုဉ်လာတတ်ကထိစုဉ်; as, the short of the matter is this, အဝုဉ်လာတတ်ကထိစုဉ်စုဉ်တတ်ခဲ; in short, briefly, လာတတ်ကထိစုဉ်.

Shòrt'-armed, *a.* စုရ်.
Shòrt'-breathed (-breht), *a.* of quick respiration, သါတပွဲ, သါခွဲ; short-lived, သမူတယ်တဉ်.

Shòrt'-com'ing, *n.* failure in performance of duty, တာ်မာလာအလီဘဉ်အီမာတလာတပွဲဘဉ်.

Shòrt'en, *v. t.* to make short, မးစုဉ်တတ်; to make less, မးစုဉ်တတ်; as, to shorten a road, မးစုဉ်လီလဲ; as, to shorten days of calamity, မးစုဉ်လီတတ်နးတတ်ဖျိဉ်အနုတစုဉ်; to cut short, ကျိစုဉ်လီ; to make friable, မးမှီးခဲခဲ. —, *v. i.* to become short or shorter, စုဉ်လီ; as, the days have begun to shorten a little, နုတစုဉ်စုဉ်လီတဲခဲ.

Shòrt'en-ing, *n.* a making or becoming short, တာ်မးစုဉ်လီတတ်; that which renders pastry or cake short or friable, တာ်မးမှီးကိဉ်.

Shòrt'-händ, *v.* ကွဲစုဉ်လီတတ်ကထိလာတတ်မးနိဉ်မးပါလာထံခဲဉ်ဖျါဉ်အလီ.

Shòrt'-lèg'ged, *a.* ခိဉ်စုဉ်.

Shòrt'-lived, *a.* not living long, သးစုဉ်, သမူတယ်တဉ်; being of short continuance, အိဉ်တယ်တဉ်.

Shòrt'ly, *adv.* quickly, ချွဲ; soon, တယ်တမိတ်; briefly, လာတတ်ကထိစုဉ်.

Shòrt'ness, *n.* See **SHORT**, *a.*

Shòrt'rib, *n.* ဝုဉ်ခဲ.

Shòrt'-sight'ed, *a.* near-sighted, ထံဉ်တတ်သုထဲ

သုဉ်; being of limited intellect, တကွဉ်မိကမိဉ်တတ်လာညါဘဉ်, နာ်မာ်တတ်အယ်တသုဘဉ်; heedless, တပလီအသးဘဉ်.

Shòrt'-wàist'ed, *a.* ထီရ်ခူးစကိဉ်, ထီရ်စုဉ်, မျိဉ်စုဉ်.

Shòrt'-wind'ed, *a.* short-breathed, သါတတ်စုဉ်, သါတတ်ခွဲ.

Shòrt'-wit'ted, *a.* not wise, of little intellect, ကုဉ်တသုဖးတဘဉ်, တာ်ကုဉ်စုဉ်.

Shòt, *n.* the act of shooting, တာ်ခဲတတ်; the reach of any thing shot, တာ်လီခဲမျိဉ်သဉ်တတု; cannon shot, balls, မျိဉ်သဉ်; musket shot, ကျိသဉ်; small shot, စရ်; a charge for eating, တာ်အိဉ်အပွဉ်.

Shòte, *n.* a shoat, a young hog, ထီမိဉ်ကနီ, ထီမိဉ်ပျိတု.

Shòt'-free, *a.* scot-free, လာတတ်အိဉ်အပွဉ်တမိဉ်ဘဉ်.

Should (shood), *v. aux.* ought, ကြား, ဝု; as, he should have paid the debt one month ago, အဲကြားဖျိဉ်အကမာ်တထီပုလဲကွဉ်ထံ; as, you should go to the city to day နုလဲလဲဆုဉ်ပုမပါခဲ.

Shòuld'er, *n.* ခံတဉ်မိဉ်. —, *v. t.* to take upon the shoulder, ဝင်လာအဲတဉ်မိဉ်, ထီ; *Fig.* to support, sustain, တီစာ်မးစာ်, ထီအတတ်ခဲအတတ်မး.

Shòuld'er-blade, *n.* the scapula, ခံတဉ်ကဘျဉ်.

Shòuld'er-knöt(-nöt), *n.* a kind of epaulette, တာ်ကလာကထဲထီခံတဉ်မိဉ်အလီ, တာ်ပနိဉ်လာဘိဉ်တဖဉ်ကလာကထဲထီခံတဉ်မိဉ်အလီ.

Shout, *v. i.* to cry out, as with joy, ကီးဟံ; ကီးပသုထီဉ်လာတတ်သးစု. — **Shout at**; to deride with shouts, ကီးထီဉ်လာတတ်စုဉ်ခွဉ်အပွဉ်. —, *v. t.* to cry aloud; as, to shout a man's name, ကီးပသုထီဉ်အဲ.

Shout, Shout'ing, *n.* See **SHOUT**, *v. i.*

Shòve, *v. t.* to push, ဆိဉ်, ထွဉ်; to push off, as a boat, ထီကွဉ်, ဝိတစီထီဉ်. —, *v. i.* to push or urge forward, ဆိဉ်လာညါ. —, *n.* the act of shoving. See **SHOVE**, *v.*

Shòv'el, *n.* တပုဉ်ကဘျဉ်အိဉ်ခိးအဘိ. —, *v. t.* ဝိဉ်ကွဉ်ဟီဉ်မိဉ်ခိးတတ်နုဉ်အသီးတဖဉ်လာတပုဉ်ကဘျဉ်.

Shòw, *v. t.* to present to view, exhibit, display, ခုနုဉ်, ဝင်ဖျါ; to prove, evince, explain, ဝင်

dg, wolf; fùrl, rùde, push; e.i.o. silent; ç as s; çh as sh; ð as j; ð̄ as in ðet; ð̄ as s; x as gz; ñ as in lingei.

ဖျါထိန်စေ့ရ်; to show favor, ဖျဉ်တော်ဆကျား; to show mercy, ဖျဉ်တော်သးကညီၤ. —, *v. i.* to appear, seem, ဖျါထိန်ဝဲ. —, *n.* semblance, likeness, တော်လီၤဝဲ; external appearance, တော်ဆက်ံဆေး; an assumed appearance, a pretext, တော်ပင်မၤဆေး; publicity, တော်ဖျါထိန်, တော်ဖျါထိန်တော်ဆကျား; a spectacle exhibited to view for money, တော်လီၤဆီတံခံၤတော်ဖျါထိန်တော်ဆကျား; ostentatious display, တော်မၤဖျါထိန်တော်လီၤဆီတံခံၤတော်ဆကျား; representative action; as, a dumb show, ဒုးနဲၤပွဲ. See PANTOMIMIC.

Shōw'-brēad, *n.* တော်ခဲၤညါဆဲၤကိန်. See ဝဇ္ဇ. ၂၁၁၆.

Show'er, *n.* a fall of rain of short duration, တော်စူၤလီၤ; incessant showers, တော်စူၤခဲၤလဲၤ, တော်စူၤခဲၤလဲၤ; a fall of fire, stones and the like, ဝဉ်ဆူၤလီၤဝဲၤတော်စူၤခဲၤလဲၤ, တော်စူၤခဲၤလဲၤတော်စူၤခဲၤလဲၤ; a liberal distribution; as, a shower of gifts, တော်ဖျဉ်တော်. —, *v. t.* to wet with rain, ဝဲစူၤတော်စူၤခဲၤလဲၤ; to distribute liberally, ဖျဉ်တော်ဆီ; to wet with falling water, as in a shower bath, ဝဲစူၤခဲၤလဲၤတော်စူၤခဲၤလဲၤ.

Show'er-bāth, *n.* တော်ဒုးဆဲၤလီၤဝဲၤတော်စူၤခဲၤလဲၤတော်စူၤခဲၤလဲၤ.

Show'er-y, *a.* rainy, တော်စူၤခဲၤလဲၤတော်စူၤခဲၤလဲၤ.

Shōw'i-ly, *adv.* pompously, in a showy manner, ထာဆမၤဖျါထိန်တော်ဆကျား. See POMPUSLY.

Shōw'y, *a.* fine, gay, ထိန်စီးတော်ကတော်သိးဆဲၤတော်စူၤခဲၤလဲၤ; gaudy, ကူးသိးတော်ဆူၤဆူၤ, ဝဲၤဝဲၤ; splendid, brilliant, ကပြဲၤကပြဲၤ.

Shrēd, *v. t.* to tear into long narrow pieces, ကဆဲၤထိန်, ကဆဲၤထိန်, ဝဲၤတော်စူၤခဲၤလဲၤ. (Tavoy) —, *n.* a fragment, a piece, တော်ကယုၤကယုၤ.

Shrew, *n.* a brawler, a scold, မိၤခုၤဆူၤ, ကတိၤတော်ကဲ, ကထံၤကဲ.

Shrew'-mouse, *n.* ယုၤသုၤတကယုၤ.

Shrewd (shrud), *a.* cunning, sly, artful, မၤတော်စူၤဆူၤ, လီၤနီၤပုၤဆူၤ; of nice discernment,

keen, acute, discriminating, astute, ထိန်စီးတော်ကတော်ဆူၤဆူၤ, နီၤပၤတော်ထီၤ.

Shrewd'ness, *n.* sagacity, astuteness. See SHREWD.

Shrew'ish, *a.* froward, peevish, ill-tempered, ထာဆဆူၤ, မၤဆေးဆဲၤ shrew ဆေးဆဲၤ.

Shriek, *v. i.* to scream, ထဲးကိးထီၤ, ထဲးကိးထီၤ. —, *n.* a shrill outcry, a scream, တော်ထဲးကိးထီၤ, တော်ထီၤကိးထီၤ, တော်ထီၤကိးထီၤ.

Shrill, *a.* sharp, piercing, acute (applied to sound), စူၤကဒု, စဲကဆဲၤ.

Shrill'ness, *n.* sharpness of voice, တော်ထဲးကိးထီၤကဆဲၤ, တော်ထဲးကိးထီၤ. See SHRILL.

Shrimp, *n.* တမိၤ, သမိၤဆဲၤ, သမိၤခဲၤ; a dwarf, (in contempt), ပုၤမိၤဆဲၤ.

Shrine, *n.* an altar, တော်လုၤဆဲၤ; a box in which sacred relics are kept, တထီၤထာပုၤဝဲၤတော်ဆူၤဆဲၤတော်ဆူၤဆဲၤတော်ဆူၤဆဲၤ.

Shrink, *v. i.* to contract, သွဲး, သွဲးထီၤ; as, woolen cloth shrinks in hot water, သးကထးသွဲးထီၤလၢထံၤပုၤ; to withdraw or retire, as from danger, recoil, ဝဲကုၤကတိၤကတိၤတော်ဖျါထိန်; as, a brave man never shrinks from danger, ပုၤဆူၤတဝဲကုၤကတိၤကတိၤတော်ဖျါထိန်တော်ဆူၤဆဲၤတော်ဆူၤဆဲၤ; to decline action from fear of consequences, ပုၤတော်ထာဆကျားတော်ထီၤတော်ထီၤသဲးတော်ထီၤတော်ထီၤတော်ထီၤ. —, *v. t.* ဒုးသွဲးထီၤ. —, *n.* See SHRINK, *v. i.*

Shrink'age, *n.* contraction, shrinking, တော်သွဲးထီၤ, တော်ဆူၤထီၤ, တော်သိးထီၤ.

Shrive, *v. t.* to pardon on confession, said of a priest, ပုၤကွၢ်ဆဲၤတော်ထီၤတော်ထီၤထာဆထဲၤဖျါထိန်ဆဲၤ.

Shriv'el, *v. i.* to be drawn into wrinkles, shrink, သွဲးထီၤ; as, the skin shrivels with age, ပုၤသးပုၤဆဲၤသွဲးထီၤ; to shrivel by heat, ဆူၤထီၤ, သွဲးထီၤ, ကိၤဆူၤ, ကိၤဆဲၤ; as, the leaves shrivel in the hot sun, ခုၤကိၤမၤဆူၤထီၤသုၤဆူၤ; to corrugate or wrinkle, as a bad burn, ကိၤဆူၤ, ကိၤဆဲၤ. —, *v. t.* to cause to contract or shrink into wrinkles, ဒုးသွဲးထီၤ. —, *v. t.* to cause to shrivel or contract. See SHRIVEL, *v. i.*

Shroud, *v. t.* to cover, conceal, မၤထာ; as, to

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ö, ů, ǖ, short; cāre, fār, lāst, fāll, whāṭ; thēre, veīl, tērm; pīque; dōne, fōr,

ဘါဇ်လီ။ —, *v. t.* to nauseate, disgust, မသးတပ်ခါ, မသးကလဲ။

Sick'ish, *a.* nauseous, nauseating, ထာဆမသးကလဲ, ထာဆမသးတပ်ခါ; a little sick, ခါတဲ။

Sick'le, ခါဝဲ။

Sick'li-ness, *n.* the state of being sickly, တာတအိပ်ဆုတ်အိပ်ခွာတပ်, တာဆူးကိတ်ခါကွ; the state of producing disease, တာဆူးအိပ်ထိပ်တာဆူးတါခါ။

Sick'-list, *n.* တာခါအစဉ်။

Sick'ly, *a.* disposed to disease, ကွ, ဆူးကိတ်ခါကွ; tending to produce disease, ညီနွှ်အုးကဲထိပ်တာဆူးတါခါ; faint, weak, feeble, ဝိတ်ခါခါ။

Sick'ness, *n.* illness, malady, disease, တာခါ, တာဆူးတါခါ; a disposition to vomit, nausea, တာမိတ်အိတ်ထပ်ဆေး။

Side, *n.* the margin, edge or border of a surface, ကနွဲ, သနွဲ; —of an animal, ဆကပ; —of a house, chest, &c. ကပ; —of a boat or ship, ကပ, ကနွဲ; —of a hill, ကပ, ဘံပ; —of a river, road, country, &c. ဆဘာ, ဆတနွဲ; one of two corresponding parts, တမိ; a party, တမိတား; as, one man is on the side of the Burmans, the other on the side of the English, ဖုတကအိတ်တမိတား ဝဲထာပထီဆပု, ဆဝဲတကအိတ်တမိတား ဝဲထာပုထိတ်ကဝ်ဒ်မိဆပု; to take sides, အိတ်တမိတား; to choose sides, ဆုထာတမိတကတမိတကထာဆကမာပြါလိတ်ဆေးထာတာတမိတမိအစိတ်။ —, *v. i.* to embrace the opinions of one party against another, ဆေးအိတ်တမိတား; to be side by side, အိတ်စဲး, အိတ်သဲး။ —, *a.* lateral, being on the side, တပ်ဘေးမီးဆကပ, တပ်ဘေးမီးတမိ။

Side'bōard, *n.* ထဲးတပ်ဘေးထီအိတ်ထာဖားဆကပထာပု ညီနွှ်ပတ်လိမိထာဆပုမီးထာဆလီ။

Side'-box, *n.* လိတ်ဆုတ်နီထာပုဆကပထာပုကွာ ပွဲအစိတ်။

Side'ling, *a.* sloping, inclined, as the ground, ဘံပခဲ။

Side'lōng, *a.* lateral, oblique, တစု, တကျ, တစားဆာတပ်; as, a sidelong glance, တာကွာတကျ, ကွာတစားဆာတပ်။ —, *adv.* on the side,

laterally, ထာဆကပ; as, to lay a thing sidelong, ပတ်လီတာထာဆကပ။

Sid'er-al, *a.* relating to the stars, တပ်ဘေးမီးဆကပတပ်; baneful, ထာဆမသးပု။

Si-dē'-re-al, *a.* starry, astral, တပ်ဘေးမီးဆကပတပ်။

Side'-sād'dle (-sād'dl), *n.* a woman's saddle, ကသွတ်ဂီကတ်ထာမိတ်ဆုတ်မီးအစိတ်။

Side'-tā'ble, *n.* စွဲထာဖားဆကပ။

Side'-walk, *n.* a foot-walk, a foot-pavement, ကွာဆုတ်ဆတနွဲထာဆတပ်ကဝ်ဒ်ကတီ ဆေးထာပုထာတာထာဆမိတ်အစိတ်။

Side'ways, Side'wise, *adv.* towards one side, ကနွဲ; as, to go sideways, ထဲးကနွဲကပ; to sleep sideways or on one side, ဝဲကနွဲ။

Si'dle, *v. i.* to go side foremost; as, to sidle through a crowd, ထဲးဝဲကနွဲထာပုဂီဝါဂီဝါဆကဆူး။

Siege, *n.* သူးမိအိတ်ကမီးဆာတပ်။ See BESIEGE.

Si-ēs'tā, *n. Sp.* a short sleep in the day, တာမိတ်တတီမိထာဆမိတ်။

Sieve, *n.* a fine riddle, နိတ်ဂု, ဗုဂု။

Sift, *v. t.* to separate by a sieve, riddle, ဂု, as, to sift meal, ဂုကိတ်တနွဲ; to examine minutely or critically, analyze, ကွာဆိကမိတ်ထံထံဆေးဆေး; as, we have sifted your reasons, ပကွာဆိကမိတ်နုမ်းတာဆုတ်ထံထံဆေးဆေးထံ။

Sigh, *v. i.* ကဆုကခါ, ကဆုကဆဲး, ကဆုကရွါ။ —, *n.* See SIGH, *v. i.*

Sight, *n.* the sense or faculty of seeing, တာထံတပ်, ခုတ်, (sense) တပ်ဘေးမီးထံတပ်; as, the sight usually fails at about fifty years of age, ပခုတ်တပ်ဘေးမီးပထံတပ်ထာပုထာဆါလီထဲထာပသးပုထီထံအနိတ် ၅၀ ဟပ်ဟပ်, ပပမ်းတာထာထဲးမိတ်ထံထံ; the act of seeing, view, တာထံတပ်; space visible, a view, တာထာထာပကွာရွါသု; as, here we get a sight of the river, ပထံထံကွဲထဲထာထီထံထံ; as, two ships were in sight, ကဘိခဲထုတ်ရွါဝဲ; a spectacle, a show, တာထီထီထာထဲးထာပကွာအိတ်; a great number or sum, တာထီထီထာထဲး, တာထီထီထာထဲးထဲး; as, a sight, of money, ခုထီထီထာထဲးထဲး; *Colloq.* —, *v. t.* to get a sight of, see,

ā, ē, ī, ō, ū, y, long; ä, ě, ĭ, ö, ů, y, short; cāre, fār, lāst, fāll, whāt; thēre, vail, tērm; pīque; dōne, fōr,

acting in person, ထာအတမတၢ်အကစၢ်ခိၣ်ဝဲ
တၣ်; as, a silent partner in business, အသ
ကိးတၣ်ဆးဒီးတၢ်ခဲးဘၢ်မၤထာအတမတၢ်
ခိၣ်ဝဲတၣ်; not pronounced, having no
sound, တသိၣ်တၣ်; as, e is silent in love,
ထၢ love အပူၤ e တသိၣ်တၣ်.

Sil'lex, Sil'i-cà, *n.* flint or quartz, ထၢ်ခွၢ်.

Silk, *n.* သတိၢ်. —, *a.* made of silk; as, silk
thread, လျၢ်သတိၢ်; silk-cloth, တၢ်ကံးလၢ
သတိၢ်.

Silk'-còt'ton, *n.* ဆိ, ငြိး.

Silk-còt'ton-tree, *n.* ဆိအထံး, ငြိးအထံး.

Silk'en (silk'n), *a.* like silk, လီၤဂၢ်သတိၢ်; made of
silk, လဲတိၣ်ထာသတိၢ်, ထါထာသတိၢ်; delicate,
smooth, ကဝုၣ်, ကဝုၣ်လုၤ, မုၣ်; as, silken lan-
guage, တၢ်ကတိၤလုၣ်, တၢ်ကတိၤကဝုၣ်.

Silk'i-ness, *n.* See SILKY, *a.*

Silk'-mèr'çer, *n.* a silk dealer, silk-man, ပုၤထာ
အဆါသတိၢ်.

Silk'-mìll, *n.* သတိၢ်အခဲး, အလီၤဝဲပုၤမၤလဲတိၣ်သတိၢ်ထာ
လျၢ်ဒီးတၢ်ကံးလၢ.

Silk'-weav'er, *n.* ပုၤထါသတိၢ်မိ.

Silk'-worm (-wùrm), *n.* သတိၢ်အခိၣ်ပုၤ.

Silk'y, *a.* made of silk, မၤဝဲထာသတိၢ်; like silk,
soft and smooth, ကဝုၣ်ဒီးဘျၢ်သတိၢ်အသိး.

Sill, *n.* a threshold, တၢ်အခိၣ်ထံး; as, the sill of
a door, ကျဲၤစၢၤအခိၣ်ထံး; the sill of a window
frame, ကျဲၤစၢၤမိအခိၣ်ထံး.

Sil'la-büb, *n.* တၢ်န့ၢ်ဝဲအလီၤသကၤလဲတိၣ်ဝဲထာအဆါ
လျၢ်ခဲးအထံးတဲးအဆါ.

Sil'li-ness, *n.* folly, simplicity. See SILLY.

Silly, *a.* weak in intellect, foolish, witless, အ
မၤ, ကလိၣ်ကထၢ်, အခိၣ်အငၢ်; as, a silly man,
ပုၤအမၤ, ပုၤအခိၣ်အငၢ်; unwise, indiscreet,
တၢ်ကုၣ်တၢ်ကုၣ်သ့တအိၣ်; as, a silly action,
တၢ်မၤထာအတအိၣ်တၢ်ကုၣ်တၢ်ကုၣ်သ့တၢ်.

Silt, *n.* ထံးတဲးကပ်, ထံးကျိၣ်ကပ်.

Sil'vá, *n.* See SYLVA.

Sil'van, *a.* See SYLVAN.

Sil'ver, *n.* စု. —, *a.* လဲတိၣ်ထာစု; as, a silver
cup, ထံးစု; pale and bright like silver,
ဝါကမြိၣ်ကမြိၣ်ဝဲစုအသိး; as, silver hair, မိၣ်
လျၢ်ဝဲ; as, the silver moon, ထါကမြိၣ်ကမြိၣ်

ဝဲစုအသိး; soft and clear, as sound, တၢ်
သိၣ်လုၣ်. —, *v. t.* to overlay with silver,
ဝါတၢ်ဒီးစု; to make bright, မၤကမြိၣ်ကမြိၣ်တၢ်;
to make hoary, မၤဝါထီၣ်; as, his head
was silvered o'er with age, အခိၣ်ဝါထီၣ်ဝဲ
ထာအသးပုၤအဆါ.

Sil'ver-smith, *n.* a worker in silver, ပုၤမၤတၢ်
ထာစုမိ, ပုၤမိၣ်စုမိ.

Sil'ver-y, *a.* resembling silver, လီၤဂၢ်စု; com-
posed in part of silver, အိၣ်ဒီးစု.

Sim'i-lar, *a.* resembling, like, လီၤဂၢ်.

Sim'i-lar'i-ty, *n.* likeness, resemblance, တၢ်
လီၤဂၢ်.

Sim'i-le, *n.* Rhet. (ခိၣ်မထံး), a similitude, တၢ်ထီၣ်
သကြိၤခဲးမိ, တၢ်ကတိၤဒိတကလုၣ်ထာပ ခဲးတၢ်တခဲး
ထာအလီၤဂၢ်တၢ်တခဲးခိၣ်ခဲးမိန့ၤ.

Si-mil'i-tùde, *n.* the state of being similar,
resemblance, တၢ်လီၤဂၢ်လိၣ်အသး; a simile
or figurative comparison. See SIMILE.

Sim'mer, *v. i.* to begin to boil, ကထၢ်ထီၣ်သိ; to
boil gently, ကထၢ်ကလိၣ်ကထိ. —, *v. t.* to
cause to boil gently, ဒုးကထၢ်ထီၣ်ကထိကထိ.

Sim'mer-ing, *n.* တၢ်ကထၢ်ကထိကထိ.

Sim'o-ny, *n.* တၢ်ကမၣ်တၢ်ဆးဒီးတၢ်ပုၤတၢ်ဆါသရၣ်ခိၣ်
ထဲၤထဲလီၤတၢ်အလီၤအကျဲ. See မးတၢ် ဂး၃၀, ၃၁.

Si-moom', Si-moon', *n.* ကထံးကိၢ်တကလုၣ်တၢ်ဆးဒီး
ကိၢ်အဂ္ဂုၤ, ခိၣ်ရံၤအစၢၤ, ဒီးကိၢ်ထာအစၢၤတစၣ်, လဲ
ထီၣ်ဝဲထာဆဲးခိၣ်ဆဲးထံးဒီးခိၣ်.

Sim'per, *v. i.* န့ၤကမ့ၢ်ထီၣ်ဝဲပုၤအတၢ်ကုၣ်တအိၣ်တၢ်
သိး. —, *n.* See SIMPER, *v. i.*

Sim'ple, *a.* single, uncombined, uncompound-
ed, အိၣ်ထဲတခဲးမိ, တဆါလျၢ်အသးဒီးတၢ်အဂၤတၢ်;
sincere, artless, true, အတီၤအလီၤ, တအိၣ်ဒီး
တၢ်လီၤန့ၢ်တၢ်; plain, unadorned, တအိၣ်ဒီးတၢ်
မၤဆဲးမၤထာတၢ်; not wise, foolish, silly, တၢ်
ကုၣ်တၢ်ဆးတအိၣ်တၢ်. —, *n.* something
not compounded, တၢ်ဆါလျၢ်တအိၣ်, တၢ်ကျဲၣ်
ကျိၣ်တအိၣ်, တၢ်အိၣ်ထဲတခဲးမိ.

Sim'ple-heart'ed, *a.* single-hearted, guileless,
အိၣ်ဒီးသးအတီၤအလီၤ. See SIMPLE-MINDED.

Sim'ple-mind'ed, *a.* artless, undesigning, အိၣ်ဒီး
သးအတီၤအလီၤ, ထာတၢ်လီၤန့ၢ်တအိၣ်, တပၣ်မးအသး
ထာတၢ်နီၤတခဲးတၢ်.

ê, é, ï, ò, ù, ý, long; ä, ë, ï, ö, ü, ÿ, short; càre, fâr, làst, fàll, whàt; thêre, veìl, tèrm; pique; dône, fôr,

Sim'ple-mind'ed-ness, *n.* artlessness. See SIMPLE-MINDED.

Sim'ple-ness, Sim'plic'i-ty, *n.* See SIMPLE, *a.*

Sim'ple-ton, *n.* a silly or foolish person, ပုၤ အဗိၣ်ဖးၣ်, ပုၤ အမၤ.

Sim'pli-fi-ca'tion, *n.* See SIMPLIFY.

Sim'pli-fy, *v. t.* to analyze, မၤ ဘျီတုၤ တၢ်လၢအထ ဘၣ်ဘျုး, တၢ်လၢအစိၣ်ကျိၣ်ကျိၣ် ဗျီတုၤ နီၤ ဝၤဖးတမံၤ မိး တမံၤ; to show an easier or shorter process, မၤ ညျီထီၣ်တုၤ တၢ်အကိၤ.

Sim'ply, *adv.* artlessly, ထၢတၢ်လီၤန့ၣ်တအိၣ်; merely, only, barely, ထဲ—ဇၤ; weakly, foolishly, ထၢတၢ်ကျဲၣ်တၢ်သ့တအိၣ်.

Sim'ü-lä-te, *v. t.* to feign, make a false pretense, ဝၣ်မၤအသး.

Sim'ü-lä-te, *a.* feigned, pretended, ထၢအဝၣ်မၤ အသး.

Sim'ü-lä-tes, *a.* feigned, pretended, တၢ်ဖးဖိး တၢ်ဝၣ်မၤအသးထၢအဝၣ်မၤအသးဖိး. See SIMULATE, *a.*

Sim'ü-li'tion, *n.* counterfeiting, feint. See SIMULATE, *v. t.*

Simul-tä'ne-ous, *a.* happening or existing at the same time, ထၢအကဲထီၣ်တဘျီစီ, အိၣ်တဘျီစီ.

Simul-tä'ne-ous-ness, *n.* See SIMULTANEOUS.

Sin, *n.* iniquity, wickedness, တၢ်သရူးတၢ်ကမၣ်, တၢ်လျၢ်သ့ၣ်ခါဝတ်ထီၣ် ယွၤ ဇၤ တၢ်မၤလိၣ်, တၢ်ဖိးတး. —, *v. i.* to trespass, လျၢ်သ့ၣ်ခါဝတ်ထီၣ်ယွၤ အကလုာ်. —Sin against, to wrong, injure, မၤကမၣ်တၢ်.

Since, *adv.* or *prep.* after, from the time that, ထၢခံ, ထၢ—ထီၣ်ထီၣ်; as, I have not seen my mother since January, ယတထံၣ်တၢ် ယမိၣ်ထီၣ်ထီၣ်ယွၤ ဝၣ်ဝဲထီၣ်ထီၣ်; ago, မူၤ ကွၢ် တ့ၢ်, ထီၣ်တ့ၢ်; as, two years since I went to Calcutta, ယထဲၤဆူက့ၤ ယကးတၢ်ထီၣ် တ့ၢ်ခံ န့ၣ်ထီၣ်, or ခံန့ၣ်မူၤကွၢ်ထီၣ်ထီၣ်ယထဲၤဆူက့ၤ ယကးတၢ်. —, *conj.* because, seeing that, inas-much as, ထၢ—အစိးမိး, အတးမိး, မၤအသး န့ၣ်မိး.

Sin-cere', *a.* pure, unmixed, ဆွံ, တအိၣ်ဗျီဆုၣ်တၢ်; honest, unfeigned, true, ထၢအသးလီၤ, အသး

တျၢၤ, အသးလီၤ; hearty, frank, ထၢသ့ၣ်မိၣ်ဖျၢၣ် လၢသးမိၣ်ဖျၢၣ်.

Sin-cer'i-ty, *n.* See SINCERE.

Si'ne-cüre, *n.* တၢ်အထီၣ်အကျဲထၢပုၤဒီးန့ၣ်အဘူး အထဲ ထၢအပူၤသန့ၣ်ကတတၢ်ဖိးတၢ်မၤတၢ်တၢ်.

Si'ne-cür'ist, *n.* ပုၤလၢအဒီးန့ၣ်အဘူးအထဲထၢတၢ်အထီၣ် အကျဲအပူၤသန့ၣ်ကတတၢ်ဖိးတၢ်မၤတၢ်တၢ်.

Si'ne, *prep. Lat.* without, တအိၣ်တၢ်.

Si'ne di'e, *adv. Lat.* without a day (appointed), တၢ်ဝၣ်အဆၢအကတိၢ်တၢ်, တၢ်ဝၣ်နီၤပၣ်ထီၣ်တၢ်; as, the meeting adjourned sine die, တၢ်အိၣ်ဖျိၣ်န့ၣ် ပၣ်ကတိၢ်အတၢ်မၤဒီးလၢအကတိၢ်ဖျိၣ်ကမိးန့ၣ် တၢ်ဝၣ် အဆၢအကတိၢ်တၢ်.

Sin'ew, *n.* a tendon, မၤနီၤ (muscle) အမိးနီၤဖဲခစာ ဗၢၣ်ဖိးမိး; *Fig.* ဆၢဂ့ၢ်အဘျီ; *pl.* sinews, that which supplies strength, တၢ်ထၢအ ယွံၣ်အဂ့ၢ်အဘျီ; as, men and money are the sinews of war, ပုၤဒီးန့ၣ်တၢ်ဒုးတၢ်ယၤ အစိၣ်အဘျီ.

Sin'ew-less, *a.* အဂ့ၢ်အဘျီတအိၣ်.

Sin'ew-y, *a.* consisting of sinews, အိၣ်ဖိး sinews ခါ; strong, vigorous, ဆူၣ်, အိၣ်ဖိးအစိၣ်အဘျီ.

Sin'ful, *a.* wicked, criminal, unholy, အိၣ်ဖိးအ တၢ်ကမၣ်, အအာအထီၣ်, တၢ်ဖိးတးအိၣ်; as, sinful man, ပုၤတၢ်ဖိးတးဖိ, ပုၤအအာအထီၣ်; contrary to the laws of God, အိၣ်ထီၣ်ထီၣ်ယၤအကလုာ် အကထီၣ်; as, a sinful heart, အသးထီၣ်ခါထဲလၢ ယွၤအတၢ်မၤလိၣ်.

Sin'ful-ness, *n.* wickedness, criminality, ini- quity, တၢ်အတၢ်အထီၣ်, တၢ်ဖိးတၢ်တၢ်ဖိးတး. See SINFUL.

Sing, *v. i.* to utter musical sounds with the voice, သးစံၣ်တၢ်; to sing as a bird, ပုၤ, ကဗဲၤ.

Singe, *v. t.* to burn the surface of a thing, as the nap of cloth, စီ; to singe off, ထဲးကွၢ်, ဟွၤကွၢ်; as, to singe off the beard, ထဲးကွၢ် ခုၣ်ဆူၣ်.

Sing'er, *n.* ပုၤသးစံၣ်တၢ်မိ.

Sing'ing-book, *n.* a music-book, ထီၣ်အိၣ်ဖိးနီၤလၢ အဒုးန့ၣ်တၢ်သးစံၣ်အကျဲ.

Sing'ing-mäs'ter, *n.* a teacher of singing, တၢ် သးစံၣ်အသရၣ်.

Sin'gle, *a.* one only, တၢ်ဝဲၤ, တမံၤဒီး; having one

dog, wolf; fühl, rude, push; e. i. o. silent; ç ass; çh ass; g as j; g as in gēet; s as z; x as gz; n as in linger.

thickness only, အိမ်ထဲကထာ; not double; as, a single strand of a rope, အိမ်တစ်ကြောင်း; unmarried, အိမ်သဘွဲ့; as, a single man, ချိုအိမ်ကလေး, ချိုသဘွဲ့, အိမ်မိတ်သစ်ချို; a single woman, အိမ်ကလေး, ရှင်သဘွဲ့, အိမ်ရှင်ကလေး; a single fight, ရှေးတပ်ထဲတဝါတစ်ဖက်, တဝါတစ်ဖက်; having a clear vision of truth, unprejudiced, unbiassed, တကွာမိတ်ဆုံးခါရှာတပ်; ခပ်ဆေး
 —, *v. t.* to choose, select, ဆုထား.
 —Single out, to pick out, ထုတ်ခါခါ
 ထုတ်ဆုထားတစ်ပါး; as, a dog can single out his master in a crowd, ထွန်ဆုထားခက်စာ
 ထုတ်ခါခါခါအကျိုးသို့.

Sin'gle-händ'ed, *a.* alone, unaided, မာဝဲထဲတဝါဖက်.

Sin'gle-heärt'ed; *a.* honest, without guile, တအိမ်မိတ်တစ်ခုတည်း; having a single purpose, ထာပန်အသေးထာတပ်မာတပ်မာဖက်; honest, အိမ်မိတ်အသေးတိတိ.

Sin'gle-ness, *n.* oneness တပ်တပ်မာဖက်; sincerity, simplicity, တပ်သွန်တိသေးလေး, တပ်ထုတ်တပ်အိမ်.

Sin'gu-lar, *a.* one only, ထဲတပ်မာဖက်; peculiar, odd, လေးဆီမိတ်တပ်ခက်; distinguished, rare eminent, မိတ်ခပ်တပ်ခက်, ပထမအိမ်တပ်ခက်; as, a man of singular learning, ဖုသုထင်သုထင်ခါခါထုတ်ခါခါ.

Sin'gu-lär'i-ty, *n.* something unusual, oddity, peculiarity, တပ်ထာပန်ထာပန်ခက်တပ်ခက်, တပ်ထာပန်, တပ်ထာပန်ထာပန်ထာပန်ထာပန်.

Sin'is-ter, *a.* left, စုစု, အစုစု; as, sinister cheek, ဘေးပာအစုစု; evil, dishonest, perverse, တပ်တပ်ထာပန်, အထာပန်ထာပန်; disastrous, unlucky, တပ်ထာပန်ထာပန်.

Sin'is-tral, Sin'is-troüs, *a.* being on the left side, အိမ်ထာပန်ထာပန်; wrong, perverse, ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sink, *v. i.* to fall through a medium of less gravity, လေးဆေး; as, iron will sink in water, ထာပန်ထာပန်ထာပန်ထာပန်; to go down gradually, subside, လေးသွား; to sink through, လေးဖို့; to enter or penetrate, နှစ်ထပ်; as, the stone sunk into his forehead, ထာပန်ထာပန်ထာပန်ထာပန်ထာပန်; to

become low, decline, decrease, ဆုံးလေးရွာလေး, တဝါခက်ထာပန်ထာပန်, ဖုထာပန်; to become deep, as, the eyes in the head, ထာပန်ထာပန်; to fall, as price, လေးထုတ်ထာပန်; to fall below the surface, as a man or other animal in water, လေးထုတ်ထာပန်; to sink into oblivion, to be annihilated, ထာပန်ထာပန်.

—, *v. t.* to cause to sink, as a ship, ရှေးလေးသွား; to put under water, immerse, dip, သွား; to make by digging; as, to sink a well, နှစ်ထပ်ထုတ်ထာပန်; to bring low, reduce, မာဖုတ်ထာပန်, မာဆုံးထာပန်; to depress, degrade, ဆိပ်ထာပန်; to bring down the price of, cheapen, မာရွာထာပန်ထာပန်, မာဆုံးထာပန်ထာပန်; to reduce or annihilate; as, to sink a debt by payment, ထာပန်ထာပန်ထာပန်, ထာပန်ထာပန်ထာပန်ထာပန်. —, *n.* a sewer, a drain, တပ်ထာပန်ထာပန်ထာပန်ထာပန်ထာပန်; a place for throwing filthy water, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sin'less, *a.* without sin, pure, perfect, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sin'ner, *n.* ဖုထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်, ဖုထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sin'-off'er-ing, *n.* တပ်ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sin'ü-ös'i-ty, *n.* See SINOUS.

Sin'ü-öüs, *a.* winding, စကွပ်, သကွပ်, ကွပ်သကွပ်.

Sin'us, *n.* an opening, a hollow, a bending, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်; a narrow bay, မိတ်ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်; an elongated abscess, တပ်ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sip, *v. t.* to imbibe with the lips, အိမ်ထုတ်, အိမ်ထုတ်ထာပန်; as, she sips her tea, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်; to suck, draw into the mouth, ဆူး; as, the bee sips honey from flowers, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်. —, *n.* See SIP, *v. t.*

Si'phon, *n.* တပ်ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sir, *n.* a title of respect used in addressing men, ထာပန်; as, Yes, sir, ဖုထာပန်; the title of a baronet or knight; as, Sir Henry Durand, ထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

Sir-cär', *n.* a Hindoo clerk or writer, ဖုထာပန်ထာပန်ထာပန်ထာပန်ထာပန်ထာပန်.

ä, ê, î, ö, ü, ÿ, long; ä, ë, ï, ö, ü, ÿ, short; câre, fâr, lâst, fâll, whät; thêre, veîl, têrm; pîque; dône, fôr,

ဒီထာအလဲစုတဝါ; a district or province, a circar, ကိာ်ဒီ.
 Sire, *n.* a father, ဝါ; the male parent of a horse, ကသုဒ်အခါပွါ; a term of compellation addressed to a king or emperor, စီဝါ, ဝါ စီဝါ.—, *v. t.* to beget, procreate, said of horses, ဒုဒါထီဉ်, ဒုဒါထီဉ်ထီဉ်.
 Sir'en, *n.* a mermaid, a singing goddess, ရှာ့ဆါ ဒီထာအသးဝံဉ်တံာ်, မိာ်ရုဉ်ထာအသးဝံဉ်လွဲန့ဉ်တံာ်; a fascinating, enticing woman, မိာ်ရုဉ်ထာအလွဲကံဉ်လွဲကဒါတံာ်.
 Sir'i-üs, *n.* the Dog-star, ဆဉ်အမံ, ပုဂါးအါထာဆဉ်ထွံဉ်.
 Sir'loin, *n.* the surloin, a loin of beef, ကျီာ်ညဉ်အိဉ်ထာအဆဲခါဆဲဘိ.
 Sir'nâme, *n.* ပုဂါးအမံထာအန့ဉ်သါဝဲထာအပံအမံတဒါ. See SURNAME.
 Sir'rah, *n.* တံာ်ကတီၤရုဉ်ညဉ်တကလုာ်ထာပုဂါးတံာ်အပုၤ.
 Sir'-up, *n.* syrup, ထာသဉ်အထံဉ်မိာ်ဆါဆုဉ်ဝဲဒုဉ်ဒီးအမံသဉ်ဆာတကလုာ်, အံသဉ်ဆာအထံ.
 Sis'ter, *n.* ဒီဝုဉ်ဝဲရုဉ်; the elder sister, ဝဲရုဉ်; a younger sister, ဝုဉ်ရုဉ်; a sister-in-law, ဝုဉ်ဒုရုဉ်; a woman of the same faith, society &c. မိာ်ရုဉ်ရုဉ်အသး, မိာ်ရုဉ်မိာ်အသး.
 Sis'ter-hood, *n.* မိာ်ရုဉ်ရုဉ်အသးတကရၢ.
 Sis'ter-ly, *a.* like a sister, affectionate, လီၤကံဉ်ဝဲဝုဉ်ရုဉ်ဝဲရုဉ်အသး, ထာအဆဲဉ်ထီဉ်အသးဝဲဝုဉ်ရုဉ်ဝဲရုဉ်အသး.
 Sit, *v. i.* to rest on the posteriors, ဆုဉ်နီၤ; to perch, rest on the feet, as birds, မိာ်လီၤ; to cover and warm eggs for hatching as a fowl, incubate, ထုအမံဉ်; to rest or bear, (with on), ကျဲၤထီၤတံာ်, ဆိဉ်ထီၤတံာ်; to be adjusted, fit, as a garment, ဘဉ်, ကြား; as, this coat sits well, အိကံဉ်အံၤထဉ်ဝုၤမး; this coat does not sit well, အိကံဉ်အံၤတထဉ်ထာထဉ်, တကြားဒီးထာ. —Sit down, to place one's self on a seat, ဆုဉ်နီၤ; to settle one's self, အိဉ်, အိဉ်ကတီၤ; to cease as satisfied, အသးမံသတးမိာ်တမၤထာထဉ်. —Sit up, ဝဲထာဉ်ဆုဉ်နီၤ; not to go to bed, ဆိးဆီဒီးတမံနီၤထဉ်; as, to sit up with a sick person, ဆိးဆီထာပုဂါးဆါအဂီၢ်.

Site, *n.* situation, location, place, တံာ်အလီၢ်; as, the site of a city, ဝုဉ်အလီၢ်.
 Sit'ting, *n.* a seat or the space occupied by one person in a church &c. ပုဂါးတဝါဆုဉ်နီၤအလီၢ်; the time for which one sits for any purpose, တံာ်ဆုဉ်နီၤအဆာအကတီၢ်; a session, တံာ်အိဉ်ဒုဉ်အဆာအကတီၢ်. See SIRT.
 Sit'ü-ate, Sit'ü-ä'ted, *a.* placed, fitted, အိဉ်ဒီးအလီၢ်, ဘဉ်ဝဲ, ကျဲၤဝဲ; residing, ထာအမံအိဉ်ဝဲ.
 Sit'ü-ä'tion, *n.* position, location, site, တံာ်အလီၢ်; state, condition, တံာ်အိဉ်တံာ်ဆိးထာအလဲထီဉ်ထာတံာ်အမံတံာ်န့ၤ; place, office, &c. တံာ်မံးတံာ်မၤအလီၢ်အကံ့.
 Six, *a.* ဆု, ၆.
 Six'fold, *n.* ဆုစး.
 Six'pence, *n.* စုတဘုဉ်ထာအပုၤထဲသိးဒီးတသံးဆဉ်ဆဉ်.
 Six'scöre, *a.* ခိဆံ, ဆုဘျီ, ၂၀ x ၆. = ၁၂၀.
 Six'teen, *a.* တဆံဆု.
 Six'teenth, *a.* တဆံဆုမံတမံ.
 Sixth, *a.* ဆုမံတမံ.
 Six'ti-eth, *a.* ဆုဆံမံတမံ.
 Six'ty, *a.* ဆုဆံ.
 Siz'a-ble, *n.* အမိဉ်အကြားအထဉ်.
 Size, *n.* bigness, magnitude, dimension, အမိဉ်အတီဉ်, အမိဉ်အဆံး, ဂီၤအမိဉ်, ဂီၤအဆံး; a glutinous substance, ကိဉ်အထံ, တံာ်ခဲဘူး, အထံဘူး. —, *v. t.* to adjust according to size or bulk, ကထံဉ်ကတီၤအမိဉ်အဆံးအကြားအထဉ်အသး; to prepare with some glutinous liquid, starch, မိာ်, စါ.
 Sized', *a. pp.* adjusted according to size, အိဉ်ကထံဉ်ကတီၤဝဲဒ်အမိဉ်အဆံးအကြားအထဉ်အသး; prepared with size, အိဉ်ကထံဉ်ကတီၤဝဲထာတံာ်ခဲဘူးအထံ, ထာကိဉ်အထံ; — used also in compounds; as, large-sized, အဂီၢ်အမိဉ်; middle-sized, အဂီၢ်တမိဉ်အိဉ်တဆံးဆံး; small-sized, အဂီၢ်အဆံး.
 Siz'i-ness, *n.* glutinousness, viscousness. See SIZE, *n.* 2nd def.
 Siz'ing, *n.* ကိဉ်အထံ, တံာ်ခဲဘူးအထံဘူးထာပုၤမၤလုဉ်, မၤတံာ်ကံးလဲဉ်ဒီးတံာ်ဒ်န့ဉ်တဖဉ်အသး.
 Siz'y, *a.* glutinous, viscous, အိဉ်ဒီးတံာ်ခဲဘူး.
 Skain, *n.* a skein, လုဉ်တကွဉ်, လုဉ်တနွီ, လုဉ်တကကြွါ;

dg, wqf; färl, rüde, push; e.í.o. silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; n as in linger.

Skīn'ny, *a.* consisting of skin, ဝိဉ်ထဲအမ်း; very thin in flesh, ဆဲး, ဆဲးစဆဲး, ဝိသဇီ။

Skīp, *v. i.* to leap, spring, bound, jump, ခံပ်။
 —, *v. t.* to pass over or by without notice, omit, ခံပ်တထာ, ခံပ်ကပ်, ကျ; as, to skip a page, ခံပ်ကပ်တကျးပေး; as, the hen lays her eggs two days and skips a day, ဆီမိခိပ်ဝဲခံးဒီးကျတနံး။ —Skip about, ခံပ်ခဲဒီ။ —Skip along, ခံပ်တကျံင်ခံပ်တကျံင်။
 —, *n.* a leap, a jump, a bound, တာခံပ်။

Skīp'per, *n.* the master of a small sailing vessel, ကဘိဒိအခိပ်; a giddy youth, ဒိသပ်မိခိဝါထာအတခိပ်ဒီးတာခိကခိပ်တပ်; the cheese maggot, သာပ်။

Skīr'mish, *v. i.* to fight in small parties, ဒုးတာဝါသုဂ္ဂါဝါ။ —, *n.* a small fight, a contest. See SKIRMISH, *v. i.*

Skīrt, *n.* the loose part of a coat below the waist, ဝိကံထာဝါဒိဒုအဝါထာ; a petticoat, နံပ်; a border, an edge, a margin, အဆာ, အသဉ္စာ။ —, *v. t.* to make a border or edge, ဒုးကဲထီင်အသဉ္စာ; to pass around the edge, as of a hill, instead of going over, သဲးဆါထြင်တာကပ, သဲးဆါကပ။

Skīt'tish, *a.* timid, shy, ချိ, ဝံ့တင်ညီ။

Skīt'tish-ness, *n.* timidity, shyness. See SKIT-TISH.

Skūlk, *v. i.* to sneak away, hide, ဝိခိပ်ကဒိအသး။
 —, *n.* a skulker, a shirk, ပုအိပ်ကဒိအသး, ပုတမထပ်တာလီထပ်အိဒီးပပ်ခူသုင်အသး။

Skūll, *n.* the bony case enclosing the brain, ခိပ်ဆံ, ခိပ်ကု, ခိပ်သပ်ဆံ; the bare, empty skull, as of one long dead, ခိပ်ဆံ, ခိပ်ခဲဒီ။

Skūm, *n.* froth, dross. See SCUM.

Skūr'ry, *n.* haste, impetuosity, တာဝံ့ခါပတု, တာဝံ့ခါ။

Skȳ, *n.* the apparent arch or vault of heaven, မူကမိလီ။

Skȳ-blūe, *a.* ဝါဒိမူကမိလီအသး။

Skȳ-col'or, *n.* အလွဲဒိမူကမိလီအသး။

Skȳ'ey, *a.* လီကပ်ဒိမူကမိလီအသး။

Skȳ-high, *a.* high as the sky, ထီဒိမူခိပ်အသး; very high, ထီမး။

Skȳ-lärk, *n.* ထီဒိလီအထူထီဒိထီထီဒီးပု, ကဲးဝဲဝဲအထူတာအဖာမုာ်။

Skȳ-light, *n.* a window in the roof, ဖဲင်ထံကထာတြဲဒိထာတံင်ခိပ်, ထာကဘိခိပ်။

Skȳ-röck'et, *n.* a kind of fireworks, မုင်အထူထာအထူထီဒိထီထီထဲင်, တာလီကဲးမုင်အထူ။

Skȳward, *adv.* toward the sky, လီဝဲအထူကမိလီ။

Slab, *n.* a thin flat piece of any thing, တာဘုင်တပ်; —of wood, သုင်တပ်ထာသုင်ပူအဖိခိပ်တကထာ; —of stone, ထာဘုင်တပ်။

Släb'ber *n.* See SLAVER.

Släck, *a.* not tense, relaxed, loose, လီကထြဲ; as, a slack rope, ဝံ့လီကထြဲတာဘိ; remiss, not earnest; as, one slack in business, ပုမတင်စာ; not putting forth effort, remiss, ထာအတထူးထီဒိအဝံင်အထာတပ်, မတင်ကဘုင်ကထီ; slow, inactive, ကထီကထီ; as, he goes at a slack pace, အဝဲထဲတာကထီကထီ; abated, diminished; as, slack water, ထံလီ, ထံလီခဲး။ —, *v. i.* See SLACKEN, *v. i.* —, *n.* ဝံ့အတင်လီကထြဲ, ဝံ့အတင်လီကထြဲ။ —, *adv.* partially, ကထြဲခွင်။

Släck'en, *v. i.* to become less tense, လီကထြဲ; to abate, မစာလီအသး; to become slow, ဆာလီဝဲ; to lose cohesion, ကဘုင်ထီ။ —, *v. t.* to make less tense, မစာလီ, မလီကထြဲ; to relax effort, တဝဲပျာ်တပ်, တကျးစားတပ်; to abate, mitigate, မစာလီတာ; to make slow, မဆာလီ, မလီလီ; to deprive of cohesiveness, slake, မကဘုင်ထီ; as, to slacken lime, မကဘုင်ထီထွင်။

Släck'ness, *n.* See SLACK, *a.*

Släke, *v. t.* to quench, as thirst, မဘျိကွံင်တာသူအသးထာထံ; as fire, မသံကွံင်; to mix with water so that a chemical combination shall take place, slack, မဆါဆုင်အိထာထံင်တာကထဲထီဒိတာတံထာအထီဆီထာတာခံမံးနုင်; as, to slake lime, ဒီထွင်, မပာ်ထွင်, မကဘုင်ထီထွင်။

Släm, *v. t.* to shake with force and noise, ဆိပ်ဆုင်, ဒိဆုင်; as, to slam a door, ဆိပ်ကးတံင်ဆုင်ထြဲ။ —, *n.* a violent dashing against, တာဆိပ်ဆုင်, တာဒိဆုင်ခိပ်ဒီးတာဘိ။

do, wolf; fūrl, rude, push; e.í.o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŷ as z; ʒ as gz; ŋ as in linger.

Slän'der, *v. t.* to defame, vilify, calumniate, စံးစားခံးသိ, သဲဝံသိ၍ကလေး. —, *n.* calumny, aspersion, defamation, တၢ်သဲဝံသိ၍ကလေး, တၢ်စံးစားခံးသိ, တၢ်ကတိၤခဲၣ်ကမိၣ်ခဲၣ်ကပၤတၢ်.

Slän'der-ous, *a.* calumnious, အိၣ်ဒီးတၢ်စံးစားခံးသိ, တၢ်ဆးဒီးတၢ်သဲဝံသိ၍ကလေး.

Släng, *n.* တၢ်ကတိၤထၢပတၢ်ကြၢၤကွဲးတၢ်, ထၢပတၢ်တလီၤတၢ်ကတိၤဝဲ.

Slánt, *a.* inclined from a direct line, sloping, oblique, ဒွံ, တၢ်စၢ်ဆၢတၢ်, တၢ်ဘျၢတၢ်, လီၤယွဲၣ်. —, *v. t.* to turn from a direct line, မၤဒွံတၢ်, မၤလီၤယွဲၣ်အိၣ်. —, *v. i.* အိၣ်ဒွံ, အိၣ်လီၤယွဲၣ်.

Slánt'ly, Slánt'wise, *adv.* obliquely, ဒွံ, လီၤယွဲၣ်.

Släp, *v. t.* to strike with the open hand, ဒဲ, ထၢ. —, *n.* a blow with the open hand, a slat, တၢ်ဒဲ, တၢ်ထၢ.

Släp'dash, *adv.* at random, all at once, နါမိၤ, တဘီၤစီ. *Colloq.*

Släsh, *v. t.* ကျီၣ်နါမိၤ. — Slash off, ကျီၣ်တဲၣ်ကွံၣ်. —, *n.* တၢ်ကျီၣ်မၤပူၤလီၢ်, တၢ်ကျီၣ်မၤစီၣ်.

Släsh'ing, *a.* ထၢမၤကျီၣ်နါမိၤတၢ်. —, *n.* တၢ်ကျီၣ်နါမိၤတၢ်.

Slät, *n.* သ့ၣ်ထၢၣ်ခံၣ်ထၢပမၤကျၢၤဆၢသ့ၣ်ထၢၣ်ခံၣ်ထၢပခိၣ်တဖၣ်ခိၣ်.

Slate, *n.* a kind of rock, ထၢၢ်တကလုၣ်; — for roofing, ထၢၢ်သ့ၣ်ထၢၣ်ထၢပတၢ်ခိၣ်ခိၣ်ခိၣ်; — for writing, ထၢၢ်သ့ၣ်ထၢၣ်ထၢပတၢ်ခိၣ်ခိၣ်ခိၣ်. —, *v. t.* to cover with slate, မၤထၢတၢ်ခိၣ်ထၢထၢၢ်သ့ၣ်ထၢၣ်တဖၣ်.

Slät'ed, *a.* အိၣ်ထၢဝဲထၢထၢၢ်သ့ၣ်ထၢၣ်.

Släte'-pën'cil, *n.* ထၢၢ်ဘီ.

Slät'tern, *n.* an untidy woman, a slut, ဒိၣ်ရၣ်ထၢမၤမၤကူၤခဲၣ်, ထၢတၢ်ခိၣ်ခိၣ်ခိၣ်, ထၢတၢ်အိၣ်ခိၣ်ခိၣ်အိၣ်တလီၤတၢ်လီၤဆဲးတၢ်.

Slaugh'ter (slaw'ter), *v. t.* to kill, slay, ကျီၣ်သံ, မၤသံ. —, *n.* carnage, massacre, butchery, တၢ်ကျီၣ်သံ, တၢ်မၤသံ.

Slaugh'ter-house, *n.* ထၢလီၢ်ထၢပတၢ်မၤသံဆၢဒိၣ်ခိၣ်ခိၣ်ထၢပတၢ်.

Slaugh'ter-ous, *a.* destructive, murderous. See SLAUGHTER, *v. t.*

Släve, *n.* a bondman, a vassal, ကုၢ်. —, *v. i.*

to drudge, toil as a slave, မၤတၢ်ခံးတၢ်ကုၢ်ခဲၣ်.

Släve'-börn, *a.* အိၣ်ပျၢၣ်ကုၢ်.

Släve'-cuffle, *n.* ပုၤကုၢ်တကရၢ.

Slä'ver, *n.* a vessel engaged in the slave trade, a slave-ship, ကဘီၤထၢမၤခိၣ်ခိၣ်ခိၣ်ကုၢ်ဒီးဆိကွံၣ်ဝဲ; a slave-trader, ပုၤထၢမၤပုၤဒီးဆိကွံၣ်ကုၢ်.

Släv'er, *n.* saliva driveling from the mouth, — of a person, ထၢယုၣ်ထၢထၢ, ထၢထၢထၢထၢ, ထၢခိၣ်ကယုၣ်ကထၢ. — of an animal, ခၣ်တဘျဲ. —, *v. i.* to drivel, slabber, ထၢထၢထၢထၢဝဲ, ထၢခိၣ်ထၢထၢဝဲ, ထၢထၢထၢထၢဝဲ.

Släv'er-y, *n.* bondage, enslavement, bond-service, တၢ်ကဲကုၢ်.

Släv'ish, *a.* servile, လီၤဂၢၢ်တၢ်ကဲကုၢ်ခဲၣ်; laborious, တၢ်ဆးတၢ်ခံးတၢ်မၤခဲၣ်.

Släv'ish-ness, *n.* servility, meanness. See SLAVISH.

Släw, *n.* cabbage salad. See SALAD.

Släy, *v. t.* to kill, slaughter, မၤသံ.

Slēave, *n.* untwisted silk, ထၢတၢ်ခိၣ်ထၢထၢမၤတတၢ်တၢ်ပျၢၣ်ဒီးမိၤအိၣ်တၢ်.

Släy'er, *n.* a killer, ပုၤမၤသံတၢ်; a man-slayer, a murderer, ပုၤမၤသံပုၤကညီ.

Slēa'zy, *a.* thin, flimsy, ဘူသထၢ, ထီၤစ့, စါဆါ, ထီၤစါဆါ.

Slēd, *n.* စွဲးမိ. —, *v. t.* to convey on a sled, ထုၤတၢ်ထၢစွဲးမိထၢထၢ.

Slēdge, *n.* a large hammer, ခံၣ်ခုၣ်ထၢ, တီၢ်ခိၣ်ခိၣ်ခိၣ်ထၢ; a sled, a sleigh, စွဲး.

Sleek, *a.* smooth and glossy, ကညှၣ်ကဝဲ, ကညှၣ်ကကွဲး, သိကညှၣ်. —, *v. t.* မၤကကွဲး, မၤကညှၣ်.

Sleek'ness, *n.* See SLEEK, *a.*

Sleep, *v. i.* ဝဲ; *Fig.* to be dead, သံဝဲ, အိၣ်ဘျဲထၢသ့ၣ်ခိၣ်ပုၤ. —, *n.* တၢ်ဝဲ; *Fig.* death, တၢ်သံ.

Sleep'i-ness, *n.* drowsiness, inclination to sleep. See SLEEPY, *a.* 1st def.

Sleep'less, *a.* ဝဲထၢပုၤ, ဝဲထၢန့ၣ်တၢ်.

Sleep'y, *a.* drowsy, inclined to sleep, မိၣ်ခဲထၢပုၤထၢ; soperiferous, somniferous, ထၢမၤခဲထၢပုၤ; dull, sluggish, ကၢၣ်, ဆၢ, တညှၣ်တၢ်.

Sleet, *n.* rain freezing as it falls, တၢ်ထဲစူထၢတၢ်ခိၣ်ခိၣ်ခိၣ်ထၢထၢထဲထဲထဲထဲ.

ä, ē, ī, ō, ū, ŷ, long; ä, ě, ě, ō, ū, ŷ, short; cäre, fär, läst, fall, whæt; thère, vgil, tērm; pique; dōne, fōr,

Sleet'y, *a.* အိပ်မက်တပ်ထဲစူးလီသကား။
 Sleeve, *n.* အိပ်မက်စုရင်, ဆူစုရင်; to laugh in the sleeve, နှိုးတင်ပွားစုရင်ခေတသွန်ညှိတင်။
 Sleeve'-but'ton, *n.* ကျပ်သင်္ဘောအိပ်မက်စုရင်ခေတ။
 Sleight (slā), *n.* စွဲးအိပ်မက်ခေတ။
 Sleight (slit), *n.* legerdemain, a sly trick, တပ်မေကခါပဲခဲ။—Sleight of hand, legerdemain, jugglery, တပ်စုရင်, တပ်စုရင်, တပ်မေကခါပဲခဲ။
 Slēn'der, *a.* small in thickness compared to the length, ကပွားကပွား, ဖြူကတု; as, to grow up slender, မိန်ထိန်ကပွားကပွား; as a slender child, မိသင်္ဃာန်ဖြူကတု; small, not large, ကညှိုး, ကခံ; weak, feeble, စပ်, ဝံ့စပ်ထိစပ်; small, inadequate, တထားတပွားတင်။
 Slēn'der-ness, *n.* See SLENDER, *a.*
 Sley, *n.* ပထီအထိပဲခဲ။
 Slice, *v. t.* ကူး; to cut into thin pieces lengthwise, ကူးကတု; to carve; as at table, ကါ, ကါကတုကတု။—, *n.* a broad thin piece, အကတု, အကတု။
 Slide, *v. i.* to slip along, glide, ထဲတရင်တပ်; to slip, lose footing, လီတထင်။—, *v. t.* to pass or put imperceptibly, မေတပ်လားပွားတခိကမိန်, တထင်တင်အကတိန်; to push along, ဆိန်အိန်သီးအကထဲ တရင် တပ် တဘျှ; to slide or push down, ဒူးလီသလူး။—, *n.* a slippery place, တပ်အဘျှ။
 Slight, *a.* unimportant, weak, inconsiderable, ကမိန်ကမိန်; as, a slight wind, ကထိကမိန်ကမိန်, ကဘျှ, ကဘျှကဘျှ; as, a slight fragrance, တပ်နာမူကဘျှဘျှ, တပ်နာမူ ကမိန်ကမိန်; of loose texture, ဘူဝဲ, ထိဝဲ; slender, တမိန်တင်။—, *v. t.* to neglect, disregard, တပပ်ကဲတပ်, ထိန်ကပပ်တပ်။—Slight over, မေသကွဲအစုလီ, မေချွဲမီးတလီတပ်တင်။—, *n.* neglect, disdain, disregard. See SLIGHT, *v. t.*
 Slight'ly, *adv.* not much, in a small degree, တပ်ခေမီး; as, he was hurt slightly, အဝဲခပ်တင်တပ်ဆီအိန်တပ်ခေမီး, တနားတင်; to do slightly, မေတပ်ပဲခဲပဲခဲ, မေသကွဲအစုလီ။
 Slight'ness, *n.* See SLIGHT, *a.*
 Sli'ly, *adv.* craftily, insidiously, မီး; as, he

came upon me slyly, အဝဲထဲ မီး သာ။ See SLYLY.
 Slim, *a.* slender, of small thickness in proportion to the height, အထင်ကထင်, ပထွဲပထွဲ။
 Slime, *n.* glutinous matter (of various sorts), ကထင်ကထိ, တပ်ကထင်ကထဲ; —on stones, တပ်ကထင်ကထိ။
 Slim'i-ness, *n.* slime. See SLIME.
 Slim'ness, *n.* slenderness, See SLIM.
 Slim'y, *a.* glutinous, viscous, ကဘျှးကဘျှး, အိပ်မက်တပ်ကထိကထိ။
 Sli'ness, *n.* artfulness, cunning. See SLY.
 Sling, *n.* an instrument for throwing stones, နိန်ဘျှး; a hanging bandage to sustain the arm, တပ်ဆွဲလီထဲစု; an instrument for suspending a load, စုရင်, စုရင်လူး။—, *v. t.* to throw with a sling, ကွန်တပ်လားနိန်ဘျှး; to suspend the arm in a sling, စားဆင်လီထဲစု; to suspend a load in a sling, ဆွဲလီထဲစုအိန်လားစုရင်စုရင်လူးအပူ။
 Slink, *v. i.* to creep away meanly, sneak, ထဲတစား; to miscarry, as a beast, လီလီ။
 Slip, *v. i.* to slide along, ဖြိုင်, ကျွဲ; to slide and lose footing, လီတထင်, လီတထင်; to err, ကမန်; to escape insensibly, ထုန်ဖွဲးဖွဲး, ထုန်ဖွဲးလားတပ်သားတပုအပူ။—Slip away, to slink, တထိန်တတိန်တဘျှ, တထိန်ပဲဖျါဖျါ တဖျါဖျါ။—Slip back, လီတထင်လီတကွန်; into, လီနွန်လီနွန်။—Slip out, to go out secretly, လီအိန်။—, *v. t.* to lose by negligence, ဒူးထိမာလားတပထီအသားတင်အစပ်; to let loose let go; as, hounds, မေထုန်ဖွဲး, မေပုဖွဲး; to throw off a bridle, အိန်လီကွန်; to part twigs from a tree, cut, ပွန်နွန်, တပွန်နွန်။—Slip off, to leave slyly, အိန်လီကွန်တပ်ချွဲချွဲ, ထူးကွန်တပ်ချွဲချွဲ။—Slip on, ကထိန်သီးထိန်တပ်ချွဲချွဲ။—Slip over, to omit, ပပ်တုရိပ်ခေမီးတမေပဲခဲ, ထဲတပပ်။—, *n.* the act of slipping, တပ်လီထင်; an error, a mistake, တပ်လီကမန်; a twig separated from the main stock, a cutting, ပွန်, တပွန်; an escape, တပ်ဆုန်ပူဖွဲးကွန်; a long narrow piece, တပ်ကူးထင်ကူးထင်လားအထိ; a slip of paper, စားမိတင်။

do, wɒlf; fʌrl, rʌde, pʊʃ; e.ɪ.ə. silent; ʃ as s; ʃh as sh; ɡ as ʒ; ɡ̃ as in ɡet; ʒ as z; ʒ as gz; ŋ as in linge.

Slip'-knöt (-nöt), *n.* တာၢ်စာတၢ်ကျိၤ.
 Slip'per, *n.* a thin house-shoe, ခိၣ်ခံးထၢၤပှၢ်ညိၣ်န့ၢ်
 မိၣ်ထၢၤတံၣ်ပှၢ်.
 Slip'per-i-ness, *n.* smoothness. See SLIPPERY.
 Slip'per-y, *a.* smooth, ဘျး; changeable, unsta-
 ble, တၢ်ခိၣ်တၢ်ခိၣ်ကျၢၤထၢၣ်.
 Slip'shōd, *a.* wearing shoes down at the heels,
 ထၢၤခိၣ်ခံးခိၣ်ခံး; careless in manners or
 dress, &c. untidy, slovenly, ထၢၤလှၢ်ထၢၤ
 တၢ်လိၤတံၣ်; —in writing, loose, ကွဲးတၢ်တၢ်
 တံၣ်.
 Slit, *v. t.* to cut into strips, ဝဲၣ်, ဝဲၣ်ကု; —as
 flesh for drying, ဝဲၣ်ညး; to make a long
 fissure, ကုဖး.—, *n.* a long cut or gash,
 တၢ်ကုဖး.
 Sliv'er, Sl'ver, *v. t.* to cut or rend lengthwise
 into small pieces, ကုဖး, ကုသ့ၣ်ဖး. —, *n.*
 a piece cut or rent lengthwise, တၢ်ကုဖး;
 a sliver in the flesh, တၢ်ကန့ၣ်.
 Slöb'ber, *v. and n.* See SLAVER.
 Sloop, *n.* ကဘိထၢၤအခိၣ်ခိၣ်အထၢၤတူၣ်တထူၣ်ဒိၤ.
 Slöp, *n.* a puddle, ထံၣ်ခိၣ်လိၤထံၣ်ထၢၤတၢ်အလိၢ်တပူ
 ပူ; water spilled or thrown about, တၢ်ဂံၢ်
 လိၤထံၣ်နီၤစိၤထၢၤစိၤခိၣ် မ့ၢ် ဂုၤ, ထၢၤလိၢ် ဂုၤ မ့ၢ် ဂုၤ;
 mean liquid food; as, weak tea &c. တၢ်ခိၣ်
 တၢ်ခိၣ်လၢၤတတၢ်တၢ်ခိၣ်တၢ်တၢ်, နီၣ်ထံၣ်ထၢၤ
 ထံၣ်ဖးစ့ၤထံၣ်; —*pl.* slops, ready made
 clothing or bedding, တၢ်ကုတၢ်ထံၣ်ထၢၤအတၢ်
 တၢ်ဆးအိၣ်ဝဲၣ်တုၢ်ထံၣ်. —, *v. t.* to spill a li-
 quid, မၤလိၤဂံၢ်ဆ့ၣ်တၢ်နီၣ်ထံၣ်ထၢၤ. —, *v. i.*
 to be spilled, လိၤဂံၢ်ဆ့ၣ်တၢ်နီၣ်ထံၣ်ထၢၤ.
 Slöpe, *v. t.* to give an oblique direction to, in-
 cline, မၤလိၤတံၣ်ပၤ, မၤလိၤတလုၣ်.—, *v. i.* to
 be inclined, ခိၣ်လိၤတံၣ်ပၤ. —, *n.* a de-
 clivity, တၢ်တလုၣ်လိၤ, တၢ်လိၤတံၣ်ပၤ; an obli-
 quity, တၢ်လိၤတစ့ၤ.
 Slöp'pi-ness, *n.* muddiness. See SLOPPY, *a.*
 Slöp'py, *a.* muddy, slushy, ထၢၤအလိၤကထဲလိၤပူ
 ဖး, နီၣ်ထံၣ်ပဲၣ်ထံၣ်ထၢၤ.
 Slöp'-sell'er, *n.* ပှၢ်ထၢၤအညိၣ်န့ၢ်ဆိတၢ်ကုတၢ်ထံၣ်ထၢၤ
 တၢ်တၢ်ဆးအိၣ်ဝဲၣ်ထံၣ်.
 Slöp'-shōp, *n.* ဤထၢၤပှၢ်ဆိတၢ်ကုတၢ်ထံၣ်ထၢၤ
 ဆးဝဲၣ်တုၢ်ထံၣ်.

Slöp'y, *a.* sloping, inclined, ခိၣ်လိၤတံၣ်ပၤ.
 Slöt, *n.* a flat wooden bar, a slat, သ့ၣ်သ့ၣ်ကဘျၢၣ်
 ထၢၣ်; the track of a deer, တၢ်လှၢ်တၢ်စိၤထၢၤ
 လိၤထံၣ်က့ၤ.
 Slöth, *n.* slowness, dilatoriness, တၢ်မၤတၢ်ကထိ
 ကထိ; laziness, idleness, တၢ်ပၣ်ကၢၣ်အထၢၤ,
 ကၢၣ်သက့; an animal whose motions are
 very slow and difficult, ဆၣ်ခိၣ်ခိၣ်ခိၣ်တကလုၣ်
 ထၢၤအဝဲၤစာမး, လဲၤတၢ်ကထိကထိ.
 Slöth'ful, *a.* sluggish, lazy, idle, ကၢၣ်, ကၢၣ်
 ကထံၣ်.
 Slöth'ful-ness, *n.* idleness, laziness, တၢ်ညိၣ်န့ၢ်
 ကထိကထိ, တၢ်တၢ်ပှၢ်မၤတၢ်တၢ်.
 Slouch, *n.* a hanging down, တၢ်ဆ့ၣ်လိၤစဲၤ; an
 awkward, clownish gait, တၢ်အလှၢ်ထၢၤထၢၤ
 ထၢၤတၢ်တံၣ်တံၣ်တထၢၤ.—, *v. t.* to depress,
 ဆိၣ်လိၤတံၣ်; to cause to hang down, မၤလိၤ
 စဲၤတၢ်. —, *v. i.* to hang down, လိၤဘျး,
 လိၤစ့ၣ်လိၤစဲၤ.
 Slough, (slou) *n.* a hole full of mud or mire,
 အလိၢ်ဖဲကပံၣ်ပဲၣ်ထံၣ်ထၢၤ.
 Slough (sluff), *n.* the cast skin of a serpent,
 ဂုၢ်အသခိၣ်ထၢၤအထဲၣ်လိၤစဲၤ; the part which
 separates from a foul sore, တၢ်လိၤထဲၣ်.
 —, *v. i.* to come off, as the matter
 from a sore, လိၤထဲၣ်.
 Slöv'en, *n.* an untidy man or boy, ပှၢ်ထၢၤအကု
 တၢ်ထံၣ်တၢ်တံၣ်တံၣ်, ခိၣ်မၤအသးတကဆိတၢ်.
 Slöv'en-li-ness, *n.* untidiness. See SLOVEN.
 Slöv'en-ly, *a.* not clean, untidy, disorderly,
 ထၢၤအကုတၢ်ထံၣ်တၢ်ထံၣ်အတၢ်ထံၣ်ထံၣ်တလိၤတံၣ်.
 —, *adv.* in a slovenly manner, တလိၤ
 တံၣ်တၢ်.
 Slöw, *a.* not swift or rapid, တညးတၢ်, တဖျၢၣ်တၢ်,
 ကုၢ်ကုၢ်ကုၢ်; moderate, gentle, ကထိကထိ,
 ကစၢ်ကစၢ်, ကခုၣ်ကခုၣ်; behind in time, တညးတၢ်.
 —, *v. t.* to retard, slacken speed, ခု
 လဲၤတညး, မၤတညးတၢ်.
 Slöw'ness, *n.* tardiness, တၢ်မၤအသးကဘးကဘး,
 တၢ်မၤအသးကုၢ်ကုၢ်ကုၢ်, တၢ်တပှၢ်တညးတၢ်.
 Slüb'ber, *v. t.* to do imperfectly and lazily, မၤ
 နီၣ်မၤတၢ်, ခိၣ်မၤဝဲထၢၤတၢ်ကၢၣ်တၢ်ကျၢၤအပူၤ.
 Slüdge, *n.* mud, mire, slush, ကပံၣ်, ကပံၣ်ကပံၣ်;

š, ē, ī, ō, ū, ȳ, long; š, ě, ĭ, ů, ŷ, short; cäre, fär, läst, fall, what; thère, veíl, térm; pique; done, fór,

Söft'en, *v. t.* to make soft, မာစာ်လီၤ,မာကဘူး; to mitigate, alleviate, မာသီထီၣ်က့ၤ,မာရၣ်ထီၣ်က့ၤတၢ်. —, *v. i.* to become soft, to be less severe, စာ်လီၤက့ၤ,ကၣ်လီၤက့ၤ,ရၣ်ထီၣ်က့ၤ.

Söft-heart'ed, *a.* merciful, gentle, kind, ဝိၣ်ဒီးတၢ်သးကညီၤ,ဝိၣ်ဒီးတၢ်သ့ၣ်ထံၣ်သးသ့.

Söft'ly, *adv.* not loudly, quietly, gently, တီးတီး; slowly, with care, ကယီကယီ.

Söft'ness, *n.* See SOFT, *a.*

Söft-spök'en, *a.* having a soft, gentle voice, ဆကလုာ်ကၣ်လုာ်; mild, agreeable, affable, သးခွဲးဒီးကတိၤကၣ်လုာ်လုာ်.

Sög'gry; *a.* damp, wet and heavy, မာဆသးတုၣ်တၢ်,သၣ်ခိၣ်ဒီးဆာဲ; rare-done, as in cooking, ကဘၢစ့ၤ.

So-hö, *int.* ho, halloo, တုး, တၢၤ.

Soi-disant. (swä'de-zöng'), *a. Fr.* self-styled, pretended, would be, ပၣ်မာဆသးဒ်တၢ်မူၣ်တၢ်ခိၣ်ဆသး.

Soil, *n.* the upper stratum of the ground, mold, ဝိၣ်ခိၣ်ကပံၣ်,ကပံၣ်ခိၣ်; land, country, ကီၢ်; dirt, foulness, stain, တၢ်ဆၣ်ဆၢဆၣ်ဆီ; a wet, miry place, ဝိၣ်ခိၣ်ကပံၣ်ကပံၣ်,ကပံၣ်ဘီးဘိ.—, *v. t.* to make dirty, tarnish, foul, dirty, မာဆၣ်ဆၢ,မာဆိၣ်ဆိးဆိၣ်ဆး; to purge, as horses or cattle with green feed, မာလူကသ့ၣ်ဂ့ၤ,ဆၣ်ခိၣ်ကိၢ်ခိၣ်ဂ့ၤ, ထၢခိၣ်ခိၣ်မံၤမံၤဆီၣ်ဆီၣ်ဆီ.

Soiled, *a.* dirty, ထီၣ်ဆး,ဆိၣ်ဆိး,ဆိၣ်ဆိးနီၤထွဲ; as, a dirty person, ဟ့ၤဆးဆး, ဟ့ၤဆၣ်ဆၢ; soiled by wallowing, ကလိၣ်ဆၣ်ဆၢ.

Soi-rée, (swä-r'), *n.* an evening party, တၢ်ဆိၣ်ခိၣ်ဆိၣ်သကိးတၢ်ထၢတၢ်ခိၣ်တကလုာ်.

Sö'jour (sö'jurn), *v. i.* to dwell temporarily only, ထဲၤဆိၣ်ထဲၤဆိးထဲၤထဲၤဂၢၢ်ဂၢၢ်တယံၣ်တမိၢ်. —, *n.* temporary residence. See SOJOURN, *v. i.*

Sö'journer, *n.* a temporary resident, ဟ့ၤဆိၣ်တမံၤထဲၤထဲၤဂၢၢ်ဂၢၢ်တယံၣ်တမိၢ်.

Sö'journing, Sö'jourment. *n.* See SOJOURN.

Söl, *n. Lat.* the sun, ခုၢ်; a copper coin used in Switzerland, ကိၢ်စွဲၤတၢ်ဆၣ်ဆၢထဲၤထဲၤကတလုာ်.

Söl, *Mus.* တၢ်သးဝံၣ်နီး (note) ဆမံၤတမံၤ.

Söl'age, *v. t.* to comfort, assuage grief, alleviate,

မာရၣ်ထီၣ်က့ၤ,ဟ့ၤဆသ့ၣ်ထံၣ်သးတုး. —, *n.* comfort, alleviation, တၢ်မာရၣ်မာရၣ်ထီၣ်က့ၤတၢ်; that which solaces, recreation, တၢ်လၢဆမာရၣ်ထီၣ်က့ၤ,ဟ့ၤဆသး, တၢ်လၢဆမာရၣ်မာဟ့ၤဟ့ၤဆသး.

Söl'ar, *a.* ထၣ်ဆးဒီးခုၢ်.

Söl'der, *n.* ကယုၣ်,ကယုၣ်ကကြၢၤ.—, *v. t.* မာစဲးလၢကယုၣ်, စးဆၣ်လၢကယုၣ်.

Söld'ier (söl'jer), *n.* သုးဒိသံၣ်ဒိ.

Söld'ier-like, Söld'ier-ly, *a.* like a soldier, martial, ဒ်သုးဒိဆသး, လီၤဂၢၢ်သုးဒိသံၣ်ဒိ; heroic, brave, ခုၢ်,မာတၢ်ကိတၢ်ခဲး.

Söld'ier-ship, *n.* military qualities or skill, သုးဒိသံၣ်ဒိတၢ်ခဲးတၢ်မာ,ဆတကဲၣ်ပဝး.

Söld'ier-y, *n.* the military, သုးဒိဆခုၢ်.

Söle, *n.* the bottom of the foot, ခိၣ်ညါသး; the bottom of a shoe or boot, ခိၣ်ခဲးဆမိထံၣ်; a kind of fish, ညှိၣ်တကလုာ်.—, *v. t.* ဆးခိၣ်ခိၣ်ဆမိထံၣ်.—, *a.* only, single, alone, တမံၤဒီး.

Söl'e-cism, *n.* a want of consistency, an absurdity, incongruity, unfitness, တၢ်ကတိၤထၢဆတမူထီၣ်ဒီးထီၣ်ဆသးထၢတၢ်ကျၢၤ.

Söl'e-léath'er, *n.* တၢ်ခဲးထၢဟ့ၤဆးခိၣ်ခိၣ်ဆမိထံၣ်ဆဂီၢ်.

Söl'emn (söl'em), *a.* religiously sober, serious, grave, devout, သဟ့ၢ်သဟ့ၢ်,ထၣ်ဆးဒီးဆၣ်ထူထီၣ်လွၢ; pertaining to religious solemnity, sacred, ထၣ်ဆးဒီးတၢ်ဆၣ်ထူထီၣ်လွၢ.

So-lém'ni-ty, *n.* a religious ceremony or rite, တၢ်မာဆၣ်ဆးဒီးဆၣ်ထူထီၣ်လွၢ; gravity, seriousness. See SOLEMN, *a.*

Söl'em-ni-zä'tion, *n.* celebration. See SOLEMNIZE.

Söl'em-nize, *v. t.* to perform with religious or ritual ceremony, ဒုးကဲထီၣ်ထီၤထၢတၢ်ဆၣ်ထူထီၣ်လွၢဆလုာ်ဆလုာ်; to make serious and reverential, ဒုးကဲထီၣ်ဆသညးသဟ့ၢ်; to dignify or honor by ceremonies, celebrate, ပၣ်တယီၢ်,ပၣ်ပကြၢၤ.

So-liç'it, *v. t.* to entreat, beseech, supplicate, beg, ဆုကညးတၢ်; to excite to action, invite, လွဲးဆၣ်ထီၣ်ဟ့ၤဆသ့.

ä,ê,i,ö,ü,ÿ, long; ä,ë,ï,ö,ü,ÿ, short; câre, fär, läst, fall, what; thêre, veil, têrm; pique; dône, fôr,

So-liç'i-ti'tion, *n.* earnest request, entreaty, invitation. See SOLICIT.

So-liç'it-or, *n.* one who solicits or asks earnestly, ဂှ်ယုကညးတၢ်; one who entreats for another, ဂှ်ယုတၢ်ထံၤဂှ်တၢ်အဂီၢ်; an attorney, a lawyer, ဂှ်းန့ၣ်, ဂှ်းန့ၣ်မိၣ်ဂီၢ်, ဂှ်ထံၤအကတိၤန့ၣ်ခဲးတၢ်ထံၤဂှ်တၢ်အဂီၢ်.

So-liç'it-ous, *a.* very desirous, ထၣ်အသးဒိၣ်ဒိၣ်, မိၣ်န့ၣ်ထၣ်အသးဒိၣ်မး; anxious, careful, ထၣ်ထီၣ်ထၣ်ဘိတၢ်; followed by about or for, ထၣ်ထီၣ်ထံၤအဂီၢ်; as, solicitous for my reputation, ထၣ်ထီၣ်ထံၤလတၢ်လတၢ်အဂီၢ်.

So-liç'i-tùde, *n.* carefulness, anxiety, concern, တၢ်ပထီၣ်အသး, တၢ်ထၣ်ထီၣ်ထၣ်ဘိ.

Sól'id, *a.* hard, firm, compact, not fluid, တိၤ, တံၤ; not hollow, အကတိၤတအိၣ်ထၣ်; compact, strong, firm, ကျၢၤ; substantial, real, နီၣ်နီၣ်. —, *n.* a substance not fluid, တၢ်အကိၤ; a hard, firm body, တၢ်အဂီၢ်အကျၢၤ.

Sól'id'i-fy, *v. t.* to make solid or firm, ဒုးကဲထီၣ် တၢ်အဂီၢ်အကျၢၤ.

So-lil'o-quize, *v. i.* to talk to one's self, ကတိၤဒၣ်တၢ်တဂၤစီၤ.

So-lil'o-quy, *n.* a speaking to one's self, a monologue, တၢ်ကတိၤထံၤဂှ်တၢ်ကတိၤဒၣ်အသး.

Sól'i-táire', *n.* a hermit, a recluse, ဂှ်ထံၤအအိၣ်သယုၣ်, တဂၤစီၤ; an ornament for the neck, တၢ်ကယၢၤကယဲထံၤကိၣ်အဂီၢ်; a game which one person can play alone, ဂှ်တဂၤဒိၤအတၢ်ထီၣ်ကွဲတံၤ.

Sól'i-ta-ri-ness, *n.* habitual retirement, solitude, loneliness. See SOLITUDE.

Sól'i-ta-ry, *a.* lone, without company, အိၣ်တဂၤစီၤ; remote from society, retired, သယုၣ်, သယုၣ်တၢ်စီၤပံ. —, *n.* one who lives alone, a recluse, a hermit, ဂှ်ထံၤအအိၣ်ထီၣ်ခဲးတဂၤစီၤ, ဂှ်အိၣ်သယုၣ်.

Sól'i-tùde, *n.* solitariness, တၢ်အိၣ်စီၤပံ, တၢ်အိၣ်သယုၣ်, အထီၣ်ပဲဂှ်အိၣ်ဒုၤဂၤ.

Sól'lo, *n.* ခုး (music) တကလုၣ်ထံၤထံၤထံၤဂှ်တဂၤစီၤမၤဝဲ.

Sól'stiçe, *n.* the point at which the sun is

farthest from the equator, အထီၣ်ဝဲဒုၤအိၣ်ထီၣ်ထံၤကတိၤထံၤအိၣ်ထီၣ်ထံၤ; as, the summer solstice, အသးအကတိၤထံၤဒုၤတသးအသးအကတိၤထံၤထံၤထံၤ; the winter solstice, အသးအကတိၤထံၤဒုၤတသးအသးအကတိၤထံၤထံၤထံၤ.

Sól'ü-bil'i-ty, *n.* susceptibility of being dissolved in a fluid, တၢ်ထံၤပဒုးကဲထီၣ်ထီၣ်ထံၤထံၤ.

Sól'ü-ble, *a.* ထံၤပဒုးကဲထီၣ်ထံၤထံၤ.

So-lü'tion, *n.* the process of becoming liquid, တၢ်ကဲထီၣ်ထံၤထံၤ; the liquid thus made, တၢ်ထံၤအကဲထီၣ်တၢ်အထံ; dissolution of parts, disintegration, တၢ်ထီၣ်ကလုၣ်ထီၣ်ကဲထီၣ်; resolution, explanation, တၢ်မၤဖျါထီၣ်က့ၤတၢ်, တၢ်တဲဖျါထီၣ်က့ၤတၢ်အခိၣ်ပညိ.

Sól'v-a-ble *a.* capable of being explained, ထၣ်မးဒိးထဲဖျါထီၣ်က့ၤတၢ်သ့; capable of being paid, ထံၤပဒုၣ်ထီၣ်က့ၤတၢ်သ့; capable of being dissolved, ထံၤပဒုးကဲထီၣ်ထီၣ်ထံၤထံၤထံၤသ့; capable of being disintegrated, ထံၤပဒုးကဲထီၣ်ထီၣ်ထံၤထံၤထံၤ.

Sólve, *v. t.* to explain, clear up, unfold, ပၣ်ဖျါထီၣ်က့ၤတၢ်အခိၣ်ပညိ; as, to solve a problem or difficulty, ပၣ်ဖျါထီၣ်တၢ်လၢပန့ၣ်တၢ်ပၢ်တုၤပန့ၣ်ပၢ်အိၣ်, ပးတၢ်ဒိၣ်ဒိၣ်ဒိၣ်; *Math.* န့ၣ်ထၣ်အတၢ်ခဲးထံၤ.

Sól'ven-cy, *n.* ability to pay all debts, တၢ်ထီၣ်ထံၤတုၤကဲမၤသ့.

Sól'vent, *a.* having the power of dissolving, ဒုးကဲထီၣ်တၢ်အဂီၢ်ထံၤထံၤထံၤသ့; able to pay one's debts, ထီၣ်တုၤကဲမၤန့ၣ်. —, *n.* a menstrum, ကသိၣ်ထံၤအဒုးကဲထီၣ်တၢ်ထံၤထံၤထံၤ.

So-mät'ic, So-mät'ic-al, *a.* corporeal, ထၣ်မးဒိးဒိၣ်ဒိၣ်ကစီၤ.

Só'ma-tö'lo-gy, *n.* တၢ်အိၣ်တၢ်ထီၣ်ထံၤထံၤထံၤမးဒိးဒိၣ်ဒိၣ်ကစီၤ.

Söm'ber, Söm'bre, *a.* cloudy, dull, gloomy, as the weather, တၢ်အၢၣ်ထီၣ်ခဲးထီၣ်; as the countenance, sad, grave, ပၣ်အခဲၣ်အုးသ့, မၤအသးအုးအုးခဲၣ်ခဲၣ်; as color, dark, dusky, အထွဲၣ်တမးထၣ်.

Some (süm), *a.* a part, not the whole, တနီၤ; used to express an indefinite number or quantity, as some persons, ဂှ်တနီၤနီၤ;

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ç as ð; ð as in ðet; s as z; x as gz; n as in linge. .

man being, a person, ဂုဏ်ဦး; *Fig.* spir- its, energy, courage, တပ်ခွန်ထိချုပ်, တပ် ထူးထိပ်အင်အားထိ, တပ်သွတ်တပ်.

Soul'less, *a.* spiritless, mean, ignoble, သား တ အိပ်ထပ်, သူတစ်ဆူသားတစ်ဆူ, တပ်သွတ်တပ်.

Sound, *n.* a narrow passage of water between two portions of land, a strait, ထံဒုက္ခိ; noise, အသိပ်အသဲ, တပ်သိပ်. —, *v. t.* to make a noise, မေသိပ်မေသဲတပ်; to seem like in sound, အသိပ်လီဂင်ဂ်—အသီး; as, the wind sounds like the roaring of the sea, ကထိအသိပ်လီဂင်ဂ်ခိပ်ထပ် အသီး; to use the line and lead in searching the depth of water, fathom, စဲလီကွတ်ထပ်; to be spread or published, ဟူထိပ်ထိလီ. —, *v. t.* to cause to make a noise, မေသိပ်ထိပ်တပ်; to try to find out, test, စုထပ်ခွန်ဂုဏ်အသီး; to proclaim, publish, ဒူးဟူထိပ်ထိလီတပ် —, *a.* free from disease, healthy, တ အိပ်ဒီးတပ်ဆိထပ်; free from defect, entire, unbroken, အဆိတအိပ်, အမူလီဂုဏ်တအိပ်; free from error, correct, ပုဗ္ဗေထိဂုဏ်ကမန်နန် ကမန်တပ်, ပုဗ္ဗေထိတပ်ကမန်; founded in right, legal, valid, အဂါအကျာ, အခွန်အတိ, အတိအလီ; laid on with force, as a blow, ချုပ်; undis- turbed, profound, as sleep, အထိပ်; not broken or weakend in mind or body, vigorous, strong, အိပ်ချုပ်အိပ်ချုပ်. —, *adv.* soundly, heartily, ချုပ်, သပု; as sound asleep, မံချုပ်, မံသပု.

Sound'a-ble, *a.* capable of producing sound, မေသိပ်အိသု; capable of being fathomed, ထာပစဲလီကွတ်အိသု, စဲလီတပ်.

Sound'ing, *p. a.* sonorous, ထာအသိပ်ထိပ်, အိပ်ဒီး အတပ်သိပ်ခိပ်.

Sound'ings, *n. plur.* အလီထာခိပ်ထပ်ပုစဲပုစဲလီ ကွတ်ထပ်ထိပ်ခိပ်သု, အလီစဲပုထိပ်ကွတ်တပ်.

Sound'ness, *n.* strength, healthiness, rectitude. See SOUND, *a.*

Sound'less, *a.* silent, noiseless, အတပ်သိပ် တအိပ် ထပ်; unfathomable, ထိပ်စဲတုပုစဲလီကွတ် တ တပ်ထပ်.

Soup, *n.* strong broth, တပ်ခွန်တပ်ထပ်အထိဒီးထိခွန် ခွန်ထပ်ဒီးတပ်ဒီးတပ်ထပ်ဒီးတပ်ဒီးတပ်ဒီး.

Soup'-la'dle, *n.* ခွန်ထွာထိထာ soup အဂါ.

Sour, *a.* tart, acid, ဆိပ်; cross, peevish, austere, crabbed, သားအခွန်, မေကိအသီး, သားဆိ, သားခွ; —in countenance, အစပ်ထူးထပ်ထူးခွ; sour to the taste or smell, rancid, musty, ဆိပ်, ဆိပ်ထိပ် ဆိပ်ထိ; as, to smell sour, ဒုဆိပ်ထိ. —, *v. t.* to become acid, ဆိပ်ထိပ်. —, *v. t.* to make sour, ဒူးဆိပ်ထိပ်. See SOUR, *a.*

Source, *n.* origin, rise, spring, fountain, အခိပ် ထံဒီး, အဂါခိပ်, အခိပ်ခွန်ခိပ်ထံဒီး; —the source of a river, ထံခံ, ထံခံကွတ်ဒီး.

Sour'ish, *a.* somewhat sour, acidulous, ဒူးဆိပ် ဆိပ်, ဆိပ်တစဲးတစဲး.

Sour'ness, *n.* acidity, တပ်ဆိပ်. See SOUR, *a.*

Souse, *n.* ထီးအခွန်အခိပ်ဒီးတပ်ခိပ်ခွန်တပ်ထာပုမေ ဆိပ်စဲ ထာအအိပ်စိပ်အဂါ. —, *v. t.* to steep in pickle, မေဆိပ်အိပ်တပ်; to plunge into wa- ter, တုဂ်လီ, ခုထံကျိ, မေလီထွာ, ခုထံကျိ; a plunging, a dipping, တပ်တုဂ်လီ, ခုထံကျိ, တပ်ထွာလီ, ခုထံကျိ. —, *v. t.* to fall sud- denly, ထဲလီသဖွ; to rush upon, ဆုဂ်ထိ. —, *adv.* သဖွ, စဖွ, စဖွစဖွ.

South, *n.* ကထိထံဒီး. —, *a.* ထပ်စားဒီးကထိထံဒီး, ထာ ကထိထံဒီးတပ်.

South-east', *n.* ကထိထံဒီးခွန်ထိပ်.

South-east'er-ly, South-east'ern, *a.* ထပ်စားဒီးက ထိထံဒီးခွန်ထိပ်တပ်, ထဲထာကထိထံဒီးခွန်ထိပ်တပ်.

South'er-ly, South'ern, (sũth-) *a.* ကထိထံဒီးစပ်စပ်, အိပ်လီထာကထိထံဒီး.

South'ern-er, *n.* a southron, ပုကထိထံဒီးမိ.

South'ern-mōst, *a.* အိပ်ထိထာတပ်ခွန်ကထိထံဒီးတပ်.

South'ward, *adv.* toward the south, လီဆုက ထိထံဒီး.

South-west', *n.* ကထိထံဒီးခွန်ထိပ်. —, *a.* ထပ်စားဒီး ကထိထံဒီးခွန်ထိပ်.

Souv'e-nir (soov'ner), *n.* a remembrancer, a keepsake, ခိပ်ဒူးထာတပ်ထွာခိပ်ထိပ်အဂါ.

Sov'er-eign, *n.* a supreme ruler, a king or queen, စီလိပ်စီပုထာ ပုအခိပ် အ ပုအခိပ်က တပ်တပ်; an English gold coin valued at about ten rupees, အဲဂ်ဂလိပ်အတိကိထုထွာထွာ

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ŏ, ů, ŷ, short; cāre, fār, lāst, fəll, wħat; thēre, veīl, tērm; pīque; dōne, fūr,

ထဲသီးမီးဝစုတရွှေ့ဆင်ဆင်. —, *a.* supreme in power, chief, လာစေမိစကမီးဒိဒိကတော်; supremely efficacious, effectual, မာသုကတော်, လာစေသုနှာအနှုတ်တဆိပ်ယာထည်; *as*, a sovereign remedy, ကသိပ်မာကျွဲကွာတော်သုကတော်.

Sov'er-eign-ty, *n.* supreme power, dominion, sway, တော်ခံင်ညှိပာထည်တော်ခဲထောင်, စေမိစကမီးဒိဒိကတော်.

Sow, *n.* a female hog, ထီးမိာ်.

Sow (sō), *v. t.* to scatter, as seed on the earth, ဖွံ့လိတော်ခုံ; to sew, သေတော်.

Sow'er, *n.* ဖွာဖွံ့တော်မိ. See *မေ. ၁၃: ၁.*

Sow'ing, *a.* ထည်ဆေးမီးသုဉ်လိဖွံ့လိတော်. —, *n.* တော်ဖွံ့လိ.

Spāce, *n.* extension, considered independently of any thing which it may contain, room, တော်ဆိပ်ထိ, တော်လိဗျီ; the distance between lines or other objects, စထာန်စာ, ကမိ; a while, a short time, တယိတ်တမိ, တမိ. (rare).

Spā'ciouſ, *a.* of extended space, extensive, စေဒိန်စထေ, စေထေဝေးစဲ; having ample room, roomy, large, ဒိန်, စေဒိန်စေထေ.

Spā'ciouſ-ness, *n.* extensiveness, roominess. See SPACIOUS.

Spāde, *n.* တပုင်, နိုင်ကြိန်, နိုင်ရှင်ကဘုန်; a suit of playing cards having the figure of a spade on one side, ဝဲလိင်ကွဲတော်ဆိပ်မီးနိုန်ရှင်စေဂါထာစလိတမိ. —, *v. t.* to dig up with a spade, as ground, ရှင်ကပုင်ထိန်ထိန်မိန်; as grass, weeds &c. ရှင်ကွဲတော်ပိတမိ, ဆေးကြိန်ကွဲနိုန်မီးခဲမိ.

Spān, *n.* the length of half a cubit, စုထိ, တထိ, စေဌာ်တစေ; a pair of horses, ကသုန်တမိ. —, *v. t.* to measure with a span, ထိနှာ်; to span a cylinder, ထိကမီးနှာ်; to stretch over, as an arch, ကျိဆေးဆင်တော်.

Spān'gle, *n.* a small thin piece of brilliant metal, တော်ကဘုန်မိဘုသထိလိကော်စွမီးထုမီးထာဖုကယာကထေတော်စေဂိ; anything small and sparkling, တော်ကပြိုင်ကပြီ. —, *v. t.* to adorn with spangles, မာကယာကထေထေတော်ကဘုန်မိကပြိုင်ကပြီတပုမီးတပု.

Spān'iel (yēl), *n.* ထိုင်တကထုင်.

Spānk, *v. t.* လာ, ခဲ, ထာစေခဲ, ခဲစေခဲ.

Spān'ner, *n.* a wrench, နိုန်ဝိင်ဆေးတော်, စုကဝဲဝိင်ကျာတော်.

Spānk'er, *n.* the aft sail of a ship, ကဘိယာ်ထည်လကဘိစခဲတကထုင်; something larger than common, *Colloq.* တော်လာစေဒိန်နှာ်စေခါး.

Spār, *n.* a crystalized mineral, ထာ်တကထုင်; a round piece of timber used for masts and yards, လာ်ထုင်, လာ်ထုင်စေစုရှင်, လာ်ထုင်စေခွ, မီးတော်မိနှုန်တစေ. —, *v. i.* ထိထိင်စေသး.

Spāre, *v. t.* to use frugally, save, တသုလတ်တော်ခါနှာ်စေခါးထည်, ဆဲပူဆဲကရဲတော်; to give with reluctance, as unable to part with, give up, ထုင်ထာတော်ထိကိစေပု; to forbear from pity, treat tenderly, ဆိတော်ထာတော်သးကညီအမိ; to forbear using, dispense with, တသုဝဲထည်. —, *v. i.* to be frugal, ထာ်တော်တခါထည်; to be parsimonious, ဝိင်, ကိ; to be scrupulous or tender, forbear, တမာထာထည်, သးကညီတော်, ဝဲသးစုတော်. —, *a.* that is disengaged, not used, superfluous, ထာစေဒိန်ကထိမီးဝေးသုဖုကသု; lean, thin, meagre, ဆဲ, တဘိန်ထည်; not abundant, scanty, စု, တခါထဲသီးမီးစေခါးထည်.

Spāre'ly, Spār'ing-ly, *adv.* frugally, ကမီး, ကမီးကစုင်, လမာဘုနှာ်ခင်တော်ကမီးကစုင်.

Spāre'ness, *n.* thinness, leanness. See SPARE, *a.*

Spāre'-rib, *n.* ထီးစေဂုင်ဆဲထည်စုတဘုန်.

Spār'k, *n.* a particle of fire emitted, ခွန်အုမိ, ခွန်အုပု; a showy, gay fellow, ဖုထာစေကထိထီးထိန်ဝဲတော် ထုင် ထုင် ဘျှင် ဘျှင်; a lover, a beau, မိင်ရွာထာစေဆဲမိင်ရင်.

Spār'kle, *n.* တော်ကမီးကပြိုင်ကပြိုင်, တော်ကမီးလှိုင်ထုင်. —, *v. i.* to emit sparks, သးကပြိုင်, သးကပြိုင်ကပြိုင်; to glitter, glisten, ကပြိုင်ကပြိုင်, ကျာင်; to twinkle, scintillate, ကကြိုင်, ဝဲထိန်ဝဲထု.

Spār'k'ling, *a.* glittering, bright, lively, ကကြိုင်ကကြိုင်, ကပြိုင်ကပြိုင်, ထုင်ကထေ.

Spār'k'ling-ly, *adv.* ထုင်ထုင်, ကပြိုင်တော်.

Spār'rōw, *n.* ထိန်ဖွဲ.

Spārse, *a.* thinly scattered, သု, တခါထည်, ခဲပြိုင်, ထိပြိုင်လိပြိုင်.

do, wōlf; fūrl, rŭde, pŭsh; *e. i. o.* silent; *ç* as *s*; *çh* as *sh*; *ġ* as *j*; *ġ* as in *ġet*; *ſ* as *z*; *z* as *gz*; *n* as in *linge*.

- Spēc'ta-cled, *a.* wearing spectacles, ဆိပ် မီးခပ် ထံကထမ်းခပ်.
- Spēc-tū'tor, *n.* a beholder, an observer, ဂှ်ကွာ်ကိ တာ်မိ.
- Spēc'ter, Spēc'tre, *n.* an apparition, a ghost, တာ်တဆာ်.
- Spēc'tral, *a.* pertaining to a specter, ghostly, ထာ်ဆာ်မီးတာ်တဆာ်.
- Spēc'trum, *n.* a visible form, something seen, တာ်ထာ်ဂှ်ထံင်အိၤသ့; *Opt.* ဆိပ်ခါကထုၣ်, ကွာ်ထာ် ဆဲၣ်ဂထံင်ဆာ်တက့ၢ်.
- Spēc'ū-lar, *a.* having a smooth reflecting surface, သျှကဆုၣ်, ကထာ်, ကျာ်ထာ်. See SPECULUM.
- Spēc'ū-lite, *v. i.* to consider attentively, meditate, ကွာ်ဆိကမိၣ်တာ်ထီၣ်တီၢ်; to buy in expectation of an advance in price, ဆုကူၣ် ဆုသထဲ, ပှ်ထာ်ထာ်အပှ်ဆဲၣ်ခါကန့ၢ်ဆဲၣ်မိၣ်အသိၤ.
- Spēc'ū-lit'ion, *n.* the act of divising, scheming, တာ်ဆုကူၣ်ဆုထာ်. See SPECULATE, 2nd def.
- Spēc'ū-la-tist, *n.* a speculator, a theorist, ဂှ် ထာ်ဆုကူၣ်ထာ်တက့ၢ်, ဂှ်ညိၣ်န့ၢ် ကူၣ် ထီၣ်ခါ တာ်ခါ.
- Spēc'ū-la-tive, *a.* meditative, contemplative, ဆိကမိၣ်တာ်ခါ; pertaining to theory, not to practice, ideal, imaginary, ဆုကူၣ်န့ၢ်တာ်, ထာ်ဆာ်မီးတာ်ထီၣ်တလၢ, ထာ်ဆုၣ်ထဲတာ်ဆိကမိၣ်.
- Spēc'ū-lā'tor, *n.* See SPECULATE.
- Spēc'ū-lūm, *n.* a mirror, a reflector, တာ်ကထာ်, တာ်သျှ, နီခဲထံကထာ် ဆဲၣ်ခါ; *Surg.* an instrument to throw the light upon internal organs, စုကထဲၤတကထုၣ်ထာ်ဆဲၣ်မီးထာ်ကထံၣ်သရၣ် ထီၣ်တာ်ထီၣ်ပှ်အဂီၢ်.
- Speech, *n.* the faculty or act of speaking, တာ် ကတိၤ; a language, a tongue, a dialect, ဆ ကျိၣ်; that which is spoken, words, as expressing ideas, တာ်ထာ်ဆဲၣ်ခါကတိၤ; a formal discourse in public, an oration, တာ်က တိၤမၤဖျါထီၣ်အဂီၢ်ဆကျိၤထာ် ဂှ် ဂီၢ် ဂီၢ် ဆဲၣ်ညါ နီ ထံၣ်န့ၢ်.
- Speech'less, *a.* deprived of the faculty of speech, dumb, mute, ဆူးဆူး; silent, ဆိပ်ဘိၣ်.
- Speed, *v. i.* to make haste, မၤဆူ; to prosper,

- succeed, မၤတာ်ကဲထီၣ်ကဲထီၣ်. —, *v. t.* to hasten, hurry, ဆူးဆူထီၣ်; to cause to succeed, aid, ဆူးဘိၣ်ထီၣ်ညါထီၣ်ထာ်ပှ်. —, *n.* swiftness, celerity, တာ်ပှ်တာ်ဆူ; success, တာ်မၤန့ၢ်, တာ်ဆူးကဲထီၣ်, တာ်ထာ်ဂှ်; I pray thee send me good speed this day, ဖိတာ်တံၢ် န့ၣ်ထာ်ထာ်ဂီၢ်မဆါတန့ၢ်ထံၤတက့ၢ်. See ၁ မိ. ၂၄: ၁၂.
- Speed'i-ly, *adv.* quickly, speedfully, ဆူဆူ, ဆူသံး.
- Speed'y, *a.* quick, hasty, swift, ဆူ.
- Spēll, *n.* a formula of incantation, a charm, တာ်ဆူတာ်သမ့, တာ်သမ့တာ်ပထာ်; a turn of work, a change, တာ်မၤထာ်တဂၢတသါတဂၢထာ်. —, *v. i.* to form words with the proper letters, ပၣ်ဖျိၣ်ထံၣ်ခဲၣ်ဇၢ်; to name and pronounce letters, ကိးထီၣ်တာ်ကတိၤတ ဘိဆဲၣ်ခဲၣ်ဇၢ်မိၣ်တာ်ကတိၤတဘိၣ်န့ၣ်ဆဲၣ်. —, *v. t.* to tell or name the letters of a word, ကိးထီၣ်ထံၣ်ခဲၣ်ဇၢ်မိၣ်ပှ်ထာ်ဆဲၣ်; to bewitch, charm, fascinate. See FASCINATE.
- Spēll'ing, *n.* See SPELL.
- Spēll'ing-book, *n.* ထံၣ်မိၣ်ပှ်.
- Spēll'-bound, *a.* ထာ်ဆဲၣ်ခါထာ်ဆူးဆာ်ထီၣ်ထာ်တၢ်ဆူ တာ်သမ့တာ်ဆဲၣ်.
- Spēlt'er, *n.* zinc, ပှ်ဂါတကထုၣ်, ပံၤထီၣ်ကိးထာ်သွၣ်မိၣ်ခါ.
- Spēnd, *v. t.* to expend, part with, lay out မၤထာ် ကွံၣ်, သူထာ်ကွံၣ်; to waste lavishly, squander, သူထာ်ကွံၣ်တာ်ကထီၣ်ထီၣ်ထာ်တၢ်တၢ်ထီၣ် ဆုပှ်; to pass; as, to spend time, မၤထာ် ဆထာ်ဆကတိၢ်.
- Spēnd'thrift, *n.* a prodigal, a waster, a squanderer, ဂှ်မၤထာ်တာ်ကထီၣ်ထီၣ်.
- Spērm, *n.* semen, ဆိး, ဆဲးဆိးဆူး; the white head-fat of the whale, spermaceti, ဖိၣ်ထဲၣ်ဆ ညှိၣ်ထီၣ်သွၣ်မိၣ်ဆဲၣ်; the spawn of fishes or frogs, မုၣ်မိၤညှိၣ်မိၤဆဲၣ်.
- Spērm'a-čē'ti, *n.* ဖိၣ်ထဲၣ်ဆညှိၣ်ထီၣ်သွၣ်မိၣ်ဆဲၣ်.
- Spew, *v. t.* to eject from the stomach, vomit up or out, ဆိးထီၣ်တာ်. —, *v. i.* to vomit, puke, ဆိး.
- Sphē'no'id, Sphē'no'id'al, *a.* resembling a wedge, ဆဲးကွာ်ဆဲးစိၤစုကဆုၣ်. —, *n.* the

do, wɒlf; fârl, ru'de, pu'sh; e.í.ó. silent; ç ass; çh ash; ĝ as j; ĝ as in ĝet; ŝ as z; x as gz; ŋ as in linger.

sphenoid bone, မိန့်ဆိတ်သုဉ်သောအကွက်အရိုးစွဲ
ကဘျဉ်.
 Sphère, *n.* (စခံအင်,) a globular body, တၢ်ဖျၢၣ်တ
 ထၢၣ်; a circuit, a compass, ထဲတၢ်တၢ်စ
 ကျဲ; province, employment, တၢ်ထၢၣ်စလီ
 ဘၣ်ပုၤ; rank, အလီၤအကျဲ; any orb or star,
 ဆၣ်တဖျၢၣ်.
 Sphér'ic, Sphér'ic-al, *a.* globular, orbicular,
 လီၤဂၢၢ်တၢ်ဖျၢၣ်တထၢၣ်, ထၢၣ်အကွက်အရိုး လီၤဂၢၢ်
 တၢ်ဖျၢၣ်တထၢၣ်; planetary, ဆၣ်ပၤအိၣ်မိၣ်
 အလီၤ, အဆၣ်တဖျၢၣ်.
 Sphér'oid, *n.* a body approaching to a sphere,
 but not perfectly spherical, တၢ်အကွက်အရိုး
 လီၤဂၢၢ်တၢ်ဖျၢၣ်သထၢၣ်, ဆၣ်ဆၣ် တဖျၢၣ်
 သထၢၣ် တဖျၢၣ် သထၢၣ် တဖျၢၣ်
 ဝၢ်ဆၣ်; a prolate spheroid, ဖျၢၣ်တစူၢ်,
 ဖျၢၣ်သထဲၣ်; an oblate spheroid, ဖျၢၣ်
 အမိၣ်ပၤဝဲတဖျၢၣ်.
 Sphe-roid'al, Sphe-roid'ic, *a.* See SPHEROID.
 Spinc'ter, *n.* ပညၣ်ထူၣ်, (မၢၤစၢၤ,) တကလၣ်.
 Sphinx, *n.* *Myth.* ဆၣ်မိၣ်ကိၣ်မိၣ်တကလၣ်
 အမိၣ်ပုၤခဲလၢၣ် အသိးမိးအမဲၣ်
 မိၣ်ခဲလၢၣ်.
 Spice, *n.* a fragrant or aromatic vegetable
 production, တၢ်နၢၤမူ, ထဲၣ်သ့ၣ်
 ကဒါဂုၤအမဲၣ်, မိးထူၣ်
 ညွဲမိးတၢ်ခဲၣ်အသိးတဖျၢၣ်. —, *v. t.*
 to flavor with spice, မၢၤနၢၤမူ
 နၢၤဆီတၢ်ခဲၣ်အသိးမိးကဝံၣ်
 ထၢၣ်တၢ်အိၣ်အရိၣ်.
 Spi'cer-y, *n.* See SPICE, *n.*
 Spi'ci-ness, *n.* See SPICY.
 Spi'cy, *a.* ထဲ, နၢၤမူ, အိၣ်မိၣ်
 တၢ်နၢၤမူ.
 Spi'der, *n.* ကဒိၤ, ကဒိၤကဝဲ; a spider's
 web, ကဒိၤ
 စၢၤ; the fibre of the web, ကဒိၤ
 လၢၣ်; a kitchen utensil, တၢ်စုကဝဲ
 ထၢၣ်ပုၤဝဲတၢ်အရိၣ်.
 Spig'ot, *n.* a faucet, မိၣ်တိးဝဲ.
 Spike, *n.* an ear of grain, ဘုဲ
 စဲၤ; a long nail, ထးပဲၣ်, ထး
 မိၣ်စူ မိးမိၣ်. —, *v. t.* to stop
 the vent of with a spike, ပုၤ
 တၢ်ဆၣ်တၢ်အိၣ်ပုၤထၢၣ်
 ထးပဲၣ်.
 Spike'-lav'en-der, *n.* a shrubby species
 of lavender, သ့ၣ်မိၣ်တကလၣ်.
 Spike'nard, *n.* an aromatic plant,
 သ့ၣ်မိၣ်တကလၣ်; a fragrant,
 essential oil, သိနၢၤမူ.
 Spik'y, *a.* having a sharp point or
 points အမိၣ်စူ; armed with
 spikes, အိၣ်မိၣ်ထးပဲၣ်တဖျၢၣ်.
 Spile, *n.* a spigot, တၢ်အမိၣ်
 ထိၣ်ဝဲ.

Spill, *v. i.* to let run over, လီၤ
 လှဲ, လီၤဂၢၢ်ဆၣ်, လီၤဆၣ်;
 to cause to run out, shed, as
 blood in battle &c, မၤလှဲ
 လီၤတၢ်သ့ၣ်.
 Spin, *v. t.* to draw out and twist
 into thread, ထူၣ်ထဲ, ကလၣ်
 ထဲ; to cause to twirl, ထိၣ်
 ထူၣ်တၢ်စုတၢ်. — Spin out,
 to draw out tediously, prolong;
 protract, မၤထိၣ်မၤနီၣ်
 တၢ်. —, *v. i.* to twirl, whirl,
 ထဲတၢ်စုတၢ်လှဲလှဲ; to stream
 out in a small current, လှဲ
 လီၤကလဲၣ်ကလဲၣ်, ကလဲၣ်. See
 SPIN, *v. t.*
 Spi'nal, *a.* ဆၣ်ပၤအိၣ်မိၣ်, ဆၣ်
 ပၤအိၣ်မိၣ်.
 Spin'dle, *n.* a spinning pin, ထး
 ချိၣ်, ထးဘိ; a slender stalk,
 တၢ်ဖျိကဝဲ.
 Spin'dle-legged, *a.* having long,
 slender legs, said of animals,
 အိၣ်မိၣ်အိၣ်မိၣ်ခိၣ်
 တဖျၢၣ်; said of man, မၤထီ
 ထူၣ်, ဟ့ကထီ.
 Spine, *n.* the back-bone, တၢ်
 ဖျိမိၣ်, တၢ်ချာမိၣ်; a thorn,
 တၢ်အျှၣ်တၢ်မဲ.
 Spined, *a.* spiny, thorny, အိၣ်
 မိၣ်တၢ်အျှၣ်တၢ်မဲတဖျၢၣ်.
 Spin'et, *n.* a small, musical
 instrument, တၢ်ခိၣ်ထီ
 တကလၣ်.
 Spin'ner, *n.* ပုၤထူၣ်ထဲမိ.
 Spin'ning-wheel, *n.* ကဘျဉ်.
 Spin'ster, *n.* a female spinner,
 မိၣ်ခဲလၢၣ်ထူၣ်ထဲ
 တကလၣ်; an unmarried woman,
 ခုၣ်ကဒိၤ.
 Spi-nöse', Spi'noüs, Spin'y, *a.*
 thorny, အိၣ်မိၣ်တၢ်အျှၣ်
 တၢ်မဲ.
 Spir'a-cle, *n.* *Anat.* a small
 aperture in vegetable or
 animal bodies by which air
 or other fluid is exhaled or
 inhaled, တၢ်ပုၤထီမိၣ်
 ထဲထဲကလၣ်ထဲထဲအရိၣ်; *Entom.*
 the external aperture of the
 trachea of an insect, တၢ်
 ပုၤထီမိၣ်ထဲထဲတၢ်မိၣ်ထဲထဲ
 တၢ်အရိၣ်.
 Spi'ral, *a.* winding as a screw,
 သဝဲ, ကွၢ်သဝဲ, ပဝဲ; as a
 spiral staircase, စိကွၢ်သဝဲ;
 a spiral apex, ခဲသဝဲ.
 Spire, *n.* a winding line like
 the thread of a screw, တၢ်
 မၤထးသးမိၣ်ထဲထဲအရိၣ်
 ထဲထဲကလၣ်ထဲထဲ; a creeper,
 တၢ်ထူၣ်ထဲထဲ, သ့ၣ်ထီၣ်
 ဝဲစၢၤ; a steeple, or other
 tall, tapering body, ထူၣ်
 မိၣ်; a blade of grass, တၢ်
 တၢ်မိၣ်ထဲထဲထဲထဲတဖျၢၣ်.
 Spir'it, *n.* (စဝံၣ်ရဲ) အခိၣ်
 ပညၣ်ထူၣ်ထဲထဲထဲထဲထဲထဲထဲ

ä, ä, i, ö, ü, y, long; ä, ë, i, ö, ü, y, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; done, für,

Splēn'dent, *a.* shining, glassy, ကပ်၊ ကြိုက်ပြီ။
 See **RESPLENDENT**.

Splēn'did, *a.* resplendent, shining, bright, lustrous, ကြိုက်ပြီ, ဓမ္မာပဒေသနာတိကပ်၊ showy, magnificent, pompous, ဓမ္မာပဒေသနာတိကပ်; famous, illustrious, အိမ်မီးထွက်သောအခါကလေးတို့။

Splēn'dor, *n.* luster, magnificence. See **SPLENDID**.

Splēn'e-tic, Splē-nēt'ic-al, *a.* morose, peevish. See **SPLEENY**.

Splice, *v. t.* to unite and lengthen, as the ends of a rope, ချိတ်ချိတ်, ချိတ်ချိတ်။

Splint, Splint'er, *n.* a small piece split off lengthwise, ဓမ္မာပဒေသနာ; a thin board or other substance used in surgery, သွန်သင်ခဲသောအခါကလေးတို့ကဲ့သို့ ဂုဏ်ခိုင်ကပ်အင်္ဂါ။ —, *v. t.* See **SPLIT**, *v. t.*

Split, *v. i.* to burst, ပိတ်၊ သွန်သင်, တိသွန်သင်, ကျိုးသွန်သင်။ —, *v. t.* to rive, cleave, rend, မာသွန်သင်, တိသွန်သင်။

Spoil, *v. t.* to seize by violence, rob, plunder, မာသွန်သင်, ချိတ်ချိတ်, ချိတ်ချိတ်။ —, *v. i.* to be corrupt, vitiated or ruined, သွန်သင်ခဲသောအခါကလေးတို့။ —, *n.* booty, pillage, တိသွန်သင်, ချိတ်ချိတ်။

Spoil'er, *n.* a robber, a pillager, ဂုဏ်ခိုင်မာမာတိကပ်; one who destroys, injures or corrupts, ဂုဏ်ခိုင်မာမာတိကပ်။

Spōke, *n.* the ray of a wheel, ကပ်ခိုင်; the round of a ladder, ချိတ်ချိတ်တိကပ်။

Spōkes'man, *n.* ဂုဏ်ခိုင်မာမာ, ဂုဏ်ခိုင်မာမာတိကပ်။ See **၂၆၁**။

Spō'li-ate, *v. t.* to plunder, pillage, destroy, ချိတ်ချိတ်, တိသွန်သင်။

Spō'li-ation, *n.* robbery, destruction. See **SPOILATE**.

Spon'ge, *n.* a marine animal substance, ကျိတ်ချိတ်, တိသွန်သင်; an instrument for cleaning canon, ချိတ်ချိတ်, တိသွန်သင်; one who lives upon another, a sponger, ဂုဏ်ခိုင်မာမာ, ဂုဏ်ခိုင်မာမာတိကပ်, တိသွန်သင်, တိသွန်သင်။ —, *v. t.* to wipe with a

sponge, သွန်သင်, ကျိတ်ချိတ်တိကပ်။ —, *v. i.* to suck in or imbibe, as a sponge, သွန်သင်, ကျိတ်ချိတ်တိကပ်; to live upon another, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōn'gi-ness, *n.* See **SPONGE**.

Spōn'ging-house, *n.* Law. တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōn'gy, *a.* soft and porous, မာသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōn'sal, *a.* relating to marriage, တိသွန်သင်, တိသွန်သင်, တိသွန်သင်။ See **SPOUSAL**.

Spōn'sor, *n.* a surety, ဂုဏ်ခိုင်မာမာ, တိသွန်သင်, တိသွန်သင်။

Spōn'sor-ship, *n.* suretyship, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōn'ta-nē'i-ty, Spōn-tā'ne-oūs-ness, *n.* See **SPONTANEOUS**.

Spon-tā'ne-oūs, *a.* uncompelled, voluntary, willing, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spon-toon', *n.* a kind of spear, တိသွန်သင်, တိသွန်သင်။

Spook, *n.* a ghost, a hobgoblin, တိသွန်သင်, တိသွန်သင်။

Spool, *n.* သွန်သင်, တိသွန်သင်။

Spoon, *n.* ချိတ်ချိတ်။

Spoon'ful, *n.* တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spoon'meat, *n.* တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōrt, *v. t.* to divert, make merry, (used with a reflexive pronoun); မာသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။ See **၅၇**။ —, *v. i.* to play, frolic, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။ —, *n.* play, diversion, mirth, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။ mockery, derision, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။ diversions or sports of the field, as hunting &c. တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōrt'ful, Spōrt'ive, *a.* playful, mirthful, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōrt'ful-ness, Spōrt'ive-ness, *n.* playfulness, mirth. See **SPORTFUL**.

Spōrts'man, *n.* a hunter, fisher, &c. ဂုဏ်ခိုင်မာမာ, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

Spōt, *n.* a small discolored place, a blot, a speck, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။ a mark on an animal, တိသွန်သင်, တိသွန်သင်, တိသွန်သင်, တိသွန်သင်။

á, é, í, ó, ú, ý; long; ä, ê, ï, ö, ü, ŷ, short; cäre, fār, lāst, fäll, whät; thère, vèil, tèrm; pique; dōne, fōr,

a small place or subdivision of a district, ခေလီတပူ, တကမ်း; a small extent of ground, ဟိန်မိန်အကမ်း. —, *v. t.* to maculate, blemish, မေဆန်အတတ်ပူတပူ; to tarnish reputation, မေတမ်းအလေးကမ်း.

Spöt'less, *a.* free from spots, immaculate, တမိန်မီးအပူထပ်အထပ်; blameless, pure, ကဆီ, ဆုံ, အတတ်မန်တမိန်.

Spöt'ted, *a.* marked with spots, flecked, ခံမိန်ခံမိန်ဆန်; as, an animal, ခံမိန်ကိန်ဆန်; — with white, ကိန်သဆွဲ; marked with some discoloration, stained, ဆန်အတတ်ပူတပူ.

Spöt'ty, *a.* having spots. See SPOTTED.

Spous'al, *a.* pertaining to a spouse or to a marriage, nuptial, conjugal, espousal, ထပ်ဆားမီးတုတ်ဖြူတုတ်. —, *n. plur.* nuptials, marriage, တတ်တုတ်ဖြူ.

Spouse, *n.* a married person, a husband or wife, ပုထေးအထပ်ဖြူထဲအသားတဝါ, အမိ, အဝါ. —, *v. t.* to wed, espouse, ဖြူအသား.

Spouse'less, *a.* unmarried, အမိတမိန်, အဝါတမိန်.

Spout, *n.* the projecting mouth of a vessel, တာဂ်ဒါတဝါဒါအခိုင်; a waterspout, as at sea, ထံသဝံးသဒြ်ထိန်; a pipe for water, a nozzle, ထံမိတ်တိ. —, *v. i.* to issue with violence, ဖြိုးထိန်. —, *v. t.* to throw out, as water, spurt, ဆူသဒြ်ထံ; to throw out, as words, mouth, ကတိဒါမိန်အကိန်.

Sprain, *v. t.* to stretch, as muscles or ligaments injuriously without dislocation, မေယုန်ထိန်အထွန်အပျိုသတားမီးဆါဝဲ. —, *n.* a strain of the ligaments of a joint, ညှပ်ထွန်ဆါဝဲထာတတ်ထူးစာဂ်အိအဆိ; as, of the hand or foot, တတ်စုန်းမိန်စုန်း, အဆါလိတထိန်.

Sprawl, *v. i.* မေအသားကိရိကိရါ, ကနွှ်.

Spray, *n.* a small branch, a twig, သုန်ဒုအမီးနါ; flying foam, as caused by the dashing of waves, or of a waterfall, အသဆွဲခံမိန်ထိန်.

Spread, *v. i.* to become larger in superficial extent, ထပ်ထိန်, သထန်ထိန်; to be propagated from one to another, ဆန်စူး, ဆန်ကူထန်စပ်; to be made known, as news, ဟူထိန်သါထိန်; to

diverge, စွဲ, ကါ, တကါထိန်, ကကြါခါ, သထန်ထိန်; as the legs, ဆဲးကါ. —, *v. t.* to spread out to dry, လီဆု; to unfurl, as a sail, ထူးသထန်ထိန်; to set out and furnish, as a table, ကထပ်ကတိစွဲ; to unfold and spread out, as a mat or table cloth, ခါထိန်, ခါထိန်တတ်; to extend so as to cover, as a plaster, ကူးထိန်, ကထွန်ထိန်. —, *n.* superficial extent, အထိန်, အမိန်ထိန်, တတ်ကထွန်ထိန်; a covering for a bed or table, ထိန်ခံခါ, စွဲထိန်ခါ.

Spree, *n.* a drinking frolic, a carousal, a bout, တတ်အိသံးအိမု, တတ်ထိန်ထွဲထွဲထိန်မီးသံးမီးမုဒါ.

Sprig, *n.* a twig, a spray, သုန်ဒုအမီးနါ. —, *v. t.* ဆေးဆံထာတတ်လှာသုန်ဒုအမီးနါ.

Spright'li-ness (sprit'-), *n.* briskness, vivacity. See SPRIGHTLY.

Spright'ly, *a.* lively, brisk, gay, တထိန်တထူး, မေအသားဆွန်ဆွဲ, မေထာသုန်ဒုသားထွဲ.

Spring, *v. i.* to rise, as from seed, ဝဲထိန်; to appear, come to light, ဖြူထိန်; to proceed or issue, as from a parent, ထိန်စာထိန်ထွဲ; to proceed, as from a cause, ကဲထိန်ထဲထာအဆိ; to proceed or issue, as from a source, ဝါထိန်; to leap, စံ; to rush, လှာသဖွဲ; to fly back, as a cross-bow or trap, ဝိန်ဆွါ; to rise suddenly, ထဲထိန်တဘိထိန်; — as on prey, သဘွဲ. —, *v. t.* to cause to rise suddenly, ခူးထဲထာထိန်တဘိထိန်; to produce suddenly, ခူးကဲထိန်ဆွဲသမီး, ခူးကဲထိန်တဘိထိန်; to cause to explode, as a mine, ခူးကဲထာထိန်ထိန်သထွန်ကထိန်; to spring a trap, ခူးဝိန်ဆွါအိအပူ. — Spring a leak, ထံနွှ်ထန်ဖူးထာနွှ်ထိန်ကဘိထိန်. —, *n.* a leap, တတ်စံ; the flying back, as, of a bow or trap, တတ်ဝိန်ဆွါ; elastic force, အထိန်စတံးစတံး(elasticity)အသထိန်, တတ်ဝိန်ဆွါအသထိန်; any active power, တတ်ထာအမိန်မီးအမိအကမိထာအဟူးထဲထဲထံထံနွှ်; an elastic body, တတ်ဝါထာထိန်ခိုင်အသားသု, တတ်ဝိန်ဆွါခိုင်အသားသု; a fountain, ထံမု, ထဲထိန်ဝါ, ထဲထိန်ထူး; origin, source, တတ်အမိန်ထံး; the vernal season, တတ်ဝဲထိန်အခါ, တတ်စုထိန်ထိန်.

Springe, *n.* နိုင်သက္ကိတတ်, တုခိုင်.

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ð as j; ð as in ðet; s as z; x as gz; n as in linger.

Spring'i-ness, *n.* elasticity. See SPRINGY.
 Spring'tide, *n.* ထံထေး, ထံကတၢ, ဖွဲကတၢ.
 Spring'y, *a.* elastic (အံ ထင်စတဲး), ဝံညိုအသးသ့; abounding in fountains, ထံမူထိပ်ပၢ်အိပ်အါပု.
 Sprink'le, *v. t.* to scatter a liquid, ဖြံထံ; to scatter in fine particles, ချွဲင် လီ, ဖြံ လီ, က ထွာလီ ဖြံ; to rain moderately, ထဲစူသဗ္ဗ သဗ္ဗ.
 Sprink'ling, *n.* တၢ်ဖြံလီ. See SPRINKLE.
 Sprite, *n.* a spright, a shade, a ghost, တၢ်တ ဗၢ်.
 Sprout, *v. i.* to germinate, bud, shoot, ခဲထီၣ်, အဲးခိထီၣ်. —, *n.* a sprout from a seed, a bud, a shoot, မီးပုၣ်ထီၣ်, ချၢၣ်နၢၤ; — from a stump or root, တၢ်ဖျိးထီၣ်, တၢ်ဒီးပုၣ်ထီၣ်က့ၤ.
 Spruce, *n.* a kind of tree, ဆိ, ထံ ဗူ, သ့ၣ်တကလုၣ်. —, *a.* affectedly fine, neat, trim, ထၢ အကူတၢ်သိးတၢ်လီၤတၢ်ထံၣ်လဲၣ်ဆိး, သနၣ်ကုအမံၤထဲ ထၢတအိၣ်ထံၣ်. —, *v. t.* to trim, make spruce, မၤအသးလီၤတၢ်မၤ. See SPRUCE, *a.*
 Spruce'ness, *n.* trimness, fineness, တၢ်ပံၣ် ဝုၤအ သးထၢအကယၢကထဲအသးနးလဲၣ်ဆိး.
 Spume, *n.* froth, scum, foam, ထံသဗ္ဗ. —, *v. i.* to froth, foam, သဗ္ဗထီၣ်.
 Spūm'ous, Spūm'y, *a.* frothy, foamy, အိၣ်ဖိးထဲ သဗ္ဗ.
 Spūnge, *n.* See SPONGE.
 Spūn'ging-house, *n.* See SPONGING-HOUSE.
 Spūn'gy, *a.* spongy, ကအိၣ်ကအိ, ကအိၣ်ကအိ, ကအိၣ် အိၣ်. See SPONGY.
 Spūnk, *n.* punk, touchwood, သ့ၣ်ကျဲၣ်, သ့ၣ်ကအိၣ် သ့ၣ်ကအိၣ်; spirit, pluck, သးစူတထွာ, သးစူ.
 Spūr, *n.* the spur of a horseman, ခိၣ်ဖဲးအတဆ; — of a cock, အခိၣ်တဆ, ခိၣ်တဆ ခိၣ်တဆ. —, *v. t.* to goad with a spur, as a horse, ဆဲးကသ့ၣ်, ထူတကျဲၣ်ကသ့ၣ်; to prick, as a fighting cock, ခိၣ်ဖဲး, ခိၣ်ဖိး; to instigate, incite, သဆၣ်ထီၣ်အခံ, မၤအုၣ်ထီၣ်အသး.
 Spū'ri-ous, *a.* not genuine, တမ့ၢ်တၢ်နီၣ်နီၣ်ထံၣ်; illegitimate, bastard, ထၢအထံၣ်တၢ်ဒၢသမူထီၣ်.
 Spū'ri-ous-ness, *n.* See SPURIOUS.
 Spūrn, *v. t.* to kick, ထူ, တီကွဲၣ်ထၢပခိၣ်; to reject

with pride, contemn, စူးကွဲၣ်ထၢတၢ်ပံၣ်ထီၣ်ထီ အသးအမံၤ.
 Spūrt, *v. t.* to throw out, as a liquid in a stream, ဖျိးထီၣ်, ထီၣ်ကရ, ထီၣ်ခရိၣ်ခရ, ဖြဲထီၣ်ဖျိၣ်ခွဲထီၣ်ထံ; to spurt from the mouth, ပဲၣ်ထီၣ်, အုသဗ္ဗ ထီၣ်, ဖြဲထီၣ်. —, *v. i.* to issue out in a stream from some confined place, ခွဲအသး, ခွဲထီၣ်.
 Spū'tter, *v. i.* to emit in small particles, မၤစ့ၣ် စ့ၣ်တၢ်, ကဖွဲကဖွဲ, တဖွဲတဖွဲ; to emit saliva from the mouth in small scattered portions, ထူးပဲၣ်စ့ၣ်စ့ၣ်; to speak hastily and indistinctly, ကတိၤတၢ်တဖွဲတဖွဲ.
 Spū, *v. t.* to gain sight of, espy, ထံၣ်ခူသ့ၣ်တၢ်, ထံၣ်, တၢ်အိၣ်, ခိၣ်အိၣ်တၢ်; to discover on close examination, သ့ၣ်ညါထံၣ်တၢ်လၢ အကွၢ်ဝဲ ထံ ထံ ဆဲးဆဲးအမံၤ; to examine secretly and critically, ကွၢ်ထုၣ်တၢ်, ကွၢ်ခူသ့ၣ်တၢ်. —, *n.* ဝုၤ ကွၢ်ခူသ့ၣ်တၢ်.
 Spū'-glāss, *n.* မဲၣ်ထံထံထၢကျိ, မၢ်ဖိ.*
 Squab, *a.* thick and short, fat, plump, ထုၣ်, ဘိၣ်. —, *n.* a young pigeon, ကးကွၢ်ဖိ; a person of a short, fat figure, ဝုၤစုၣ်ဖိးဘိၣ်.
 Squab'ble, *v. i.* to scuffle, ကနီ, ကနီကထဲး; to wrangle, quarrel, ထုၣ်ထီၣ်ဆိးက့ၤထၢတၢ်အစုၣ် ဆဲးကိၣ်ဖိးအမံၤ. —, *n.* a brawl, a petty quarrel. See SQUABBLE, *v. i.*
 Squad, *n.* Mil. a small party of soldiers assembled for drill, သးတပုၤ; any small party, ဝုၤစုၣ်တၢ်အိၣ်ဖျိၣ်တပုၤ.
 Squad'ron, *n.* a body of troops, သးတကရၢ; a number of armed vessels, ကဘိၣ်သးတကရၢ.
 Squa'lid (skwō'lid), *a.* extremely dirty through neglect, foul, filthy, ထံၣ်အထံၣ်ထီၣ်, ထီၣ်ထံၣ် ထီၣ်စူး.
 Squa-lid'i-ty, Squa'lid-ness, *n.* filthiness, foulness, squalor. See SQUALID.
 Squall, *v. i.* to cry out, scream, as a frightened or distressed child, တိၣ်ကဲး; as a cat, ကိးထီၣ်ဝဲဖိးဝဲဖိး, ကိးထီၣ်ခဲဖိးခဲဖိး. —, *n.* a shriek, a yell, တၢ်ကိးထုၣ်ကိးဖွး, ကိးပထု ထီၣ်; a gust of wind, ကထံၤအုသဗ္ဗ, ကထံၤအုထု ဖိ. See SQUALL, *v. i.*

ä, ē, ī, ō, ū, ȳ, long; ä, ë, ï, ö, ü, ȳ, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; done, für,

Squal'ly, *a.* gusty, stormy, ကလံးရွာသဖြ သ ဖြာ တ လိာ်လိာ်တလိာ်လိာ်, တာ်ပးဒီးကလံးယဲဆူာ်တမိာ်မိ, တ မိာ်မိ; *as*, squally weather, တာ်ယဲရွာဒီးကလံး ရွာသဖြတလိာ်လိာ်တလိာ်လိာ်.

Squā'lor, *n.* filthiness, foulness, squalidness, တာ်စပံာ်စပာ်, တာ်တာ်အာ်တာ်.

Squā'mous, Squa-mōse', *a.* scaly, *as* a fish or *as* the cones of pines, အိာ်ဒီးအသခိာ်; *as* uncared for dogs, စမိကနံ.

Squan'der (skwōn'-), *v. t.* to spend lavishly, waste, မာ်ထာ်တာ်ကြိကြိ, သူထာ်ဂီတာ်.

Squan'der-er, *n.* a spendthrift, a prodigal, a waster, ပုမာ်ထာ်ကွာ်တာ်ကြိကြိတဂါ.

Squāre, *n.* (စက္ကဝာ်) a figure having four equal sides and four right angles, a regular tetragon, တာ်လွံာ်နာ်, လွံာ်ကပ, တာ်ဒိဂါ လွံာ်က ပတုသီးသီးအိာ်ဒီး အနာ် ဘျာ လွံာ် နာ်; a mechanic's square, ပုစုသုအစုကဝါထာ်ထီာ်တာ် အစိာ်; *Math.* the product of a number multiplied by itself, thus 16 is the square of, 4×4=16, တာ်ဂံာ်ထာ်အခါ ထီာ် ထာ် အက စာ် ခာ်ဝဲအစ, ဂ်ထံ, ၄×၄=၁၆. —, *a.* having four equal sides and four right angles, အိာ်ဒီးလွံာ်နာ်လွံာ်ကပတုသီးသီးနီသီးသီး; exact, fair, honest, တီ, လီ, တာ်, လီ, တာ်; even, leaving no balance, ပွဲသီးလိာ်အသး, တခါနုာ်လိာ် အသးတာ်. —, *v. t.* to make square, ဒုး တဲထီာ်တာ်ဒိဂါလွံာ်နာ်လွံာ်ကပတုသီးသီးနီသီးသီး; to make accord, make even, ဒုးပွဲသီး; to make fit, adjust, မာ်အကတာ်လိာ်ဝဲ, မာ်အသီး အကတာ်ဒိ; to make even; *as*, to square accounts, to balance, ဒုးတာ်ခိဒိဂ်အတခါစုာ်လိာ် အသးတာ်; to multiply a number by itself, ဂံာ်ခါထီာ်နီာ်ဂံာ်ထာ်အကစာ်ခာ်ဝဲ, ဂ်ထံ, ၆×၆=၃၆. —, *v. i.* to fit, agree with, ဆူထီာ်ဒီးဒု.

Squāre'ness, *n.* See SQUARE, *a.*

Squash, *v. t.* to crush, မာ်ထီထံး, ဆိာ် သံး. —, *n.* an edible vegetable, a kind of gourd, လူာ်သာ်တကလုာ်.

Squat, *v. i.* ဆုာ်နီ, စကီဒိာ်, ဆုာ်နီတ မီ ဒိာ်. —, *n.* See SQUAT, *v. i.*

Squēak, *v. i.* to utter a sharp, shrill cry, *as*

an animal, ကီးထီာ်အကလုာ်ယဲကဆဲး; to make a sharp, shrill noise, *as* a wheel or door when dry, ထီာ်ယဲကဆဲး. —, *n.* a sharp, shrill sound. See SQUEAK, *v. i.*

Squēal, *v. i.* to cry with a sharp voice (used of animals only), စွဲ, ကီးညွညွ, *as*, လုာ်စွဲ, ထီး ကီးထီာ်ညွညွ.

Squēam'ish, *a.* fastidious, dainty, scrupulous, over-nice, ညီနူာ်သးတာ်အာ်တာ်, သးအိာ် မာ်လီ တာ်ထာ်ကဲာ်ခါ.

Squēam'ish-ness, *n.* fastidiousness, excessive nicety. See SQUEAMISH.

Squeeze, *v. t.* to press closely, ခံာ်, ခံာ်ဘိာ်; to hug, ဒီးခံာ်, ဒီးဆာ်; to oppress, မာ်ကိာ်မာ်ဂီ, မာ်ဖျိာ်မာ် နး; to compress in the hands, ခံာ်ဆာ်. —, *v. i.* to push in a crowd, ဆိာ် တနံး; to squeeze out, ခံာ်တထီာ်ထီာ်ကွာ်. —, *n.* pressure. See SQUEEZE, *v. t.*

Squib, *n.* a small rocket, a fire-cracker, ခံအိ, (မုာ်တာ်လိာ်ကွဲတကလုာ်); a petty lampoon, တာ်ခုာ်ခွဲာ်ပယွဲမတဂါတဂါထာ်တာ်ကတီးစုာ်.

Squill, *n.* ပသပိာ်ထဲာ်မိ, ပကျာ်ပိာ်ထဲာ်မိ.

Squint, *v. i.* to look obliquely, တကျာ်, တကျာ်တကျိာ်.

Squint'-eyed, *a.* cross-eyed, အိာ်တကျာ်မဲာ်.

Squire, *n.* See ESQUIRE.

Squirm, *v. i.* to move like a worm, wriggle, ပတု, ပတုပတု, ရွါကီးကူး.

Squīr'el, *n.* ထီာ်; the flying squirrel, ဖွံာ်, ဖွံာ်ဒီး ဖွံာ်ဒီး, ထီာ်ပထာ်, ထီာ်ထဲ, ထီာ်ထာ်အထူာ်သုတကလုာ်.

Squirt, *n.* နီာ်ဒီးထံ, နီာ်ခွဲထံ. —, *v. t.* ဒြးထာ်နီာ်ဒြး ထံ, ဒြးခွဲထီာ်ထံ.

Stāb, *v. t.* to pierce with a pointed weapon, ဆဲးတဂါ. —, *n.* တာ်ဆဲးတဂါ.

Sta-bil'i-ty, *n.* stableness, firmness, immovability, တာ်အဂါအကျာ်.

Stā'ble, *a.* firm, durable, fixed, ဂါ, ကျာ်; steady in purpose, unwavering, အိာ်ဒီးသးဂါသး ကျာ်. —, *n.* a building for beasts to dwell in, a stall, တဲကုမုာ်တု, ထီာ်မုာ်တု, ထာ်က သုာ်ဒီးကျိာ်ဒီးနွါဒီးအစိာ်. —, *v. t.* ပာ်နွါကသုာ် မုာ်တု, ကျိာ်ဒီးနွါဒီးမုာ်တု, ထာ်ထဲကုပုာ်.

Stāck, *n.* အပူာ်; *as*, a stack of straw, လီာ်အပူာ်; a smoke-stack, a chimney. See CHIMNEY.

dg, wōlf; fūrl, rŭde, push; e. i. o. silent; ʒ as s; ʝh as sh; ǰ as ʒ; ġ as in ġet; s as z; x as gz; n as in linge .

—, *v. t.* to make into a large conical pile, ပျဉ်ထိန်နိန်ဗု, တုလိန်ဒီးတန်ဒီးနိန်တဖန်.

Staff, *n.* a walking stick, နိန်လဲင်ဘိ, နိန်ထီးဘိ, နိန်ထုင်; a pole or stick used as a badge of office, နိန်ထုင်ဘိထာဘိန်သုဝဲထာတု ပ နိန်စေရိ; the officers immediately connected with the chief commander, တိန်စဆံးတဖန်ဆန်ဆဲးဒီးဘိန်စမိန်စမိန်တဂ; *Fig.* a support, a prop, တာ်တနု; as, my son is the staff of my old age, ယဒိခွါဗိုလ်တုတနုထာယသးပှါစကတိန်စေရိ.

Stäg, *n.* the male red deer, a hart, တာ်ထီးဖါတဂ.

Stäge, *n.* one step or degree of advancement, တတီး; the scene of a theatre, မိန်ပွဲစလိ, ဝဲကထိန်စလိ; a stopping place on a journey, a station, ပတုင်စလိ, မိန်ကတိန်စလိ; a stage-coach (See STAGE-COACH); a raised platform. See PLATFORM, 2nd def.

Stäge'-cōach, *n.* လှိုင်ကတုန်ဒီးလဲထာအမိန်ဒီးစဆာစကတိန်.

Stäge'-plāy, *n.* a theatrical entertainment, ပွဲ.

Stäge'-plāy'er, *n.* an actor, a player, ပှါဝဲကထိန်ထာအတုန်ဆဲးဒီးပွဲ, ပှါမူးဒိပွဲမိ.

Stäg'ger, *v. i.* to reel, vacillate, ထဲကပံင်ကပံင်, မာစသးကထိန်ကထိန်; to doubt, waver, ယုင်စသး, သးဒွိထာတာ်မာစပူ. —, *n.* See STAGGER, *v. i.*

Stäg'gers, *n.* a disease of horses and other animals, apoplexy, တာ်ဆါရှုင်ထီး, ကသုန်စတာ်ဆါထာအညိန်ဒီးထီးထီးတကလုင်.

Stäg'ing, *n.* scaffolding, a stage, a scaffold, တာ်ဗုတကိန်ထာအကသုန်ထိန်တိန်ဒီးထီးစေရိ.

Stäg'nan-gy, **Stäg-nā'tion**, *n.* See STAGNANT.

Stäg'nant, *a.* not running or flowing, ထာစထာလွှထေန်; not active, motionless, ထာစတဝဲထေန်, တမိထေန်ထာစတဝဲထေန်စလိ.

Stäg'nāte, *v. i.* to cease to flow, တလွှထေန်ဒီးတုင်ဝဲ; to cease to move, တုင်, ဝါဝဲ; to be dull; as, business stagnates, တာ်ခဲတု်မာတမိန်ထေန်, တုင်ဝဲ, ပှါတာ်ဆါတာ်တုင်.

Staid, *a.* sedate, sober, steady, သညးသပှါ, သုန်စူး.

Staid'ness, *n.* sobriety, gravity, constancy. See STAID.

Stain, *v. t.* to maculate, defile, soil, မာထေန်ထာစတုန်ဒိတုန်ဒိ, ပှါလိထာစလိ; to dye, tinge, color, မာလိဆဲးထွါထာထေန်စုင်တာ်; to tarnish character, disgrace, မာတးဂါထေန်စကဝိ. —, *n.* a discolored spot, တာ်ထေန်ထာစကဝိ; a blemish on character, infamy, disgrace, reproach, shame, စထာစကဝိ, ရှာလိ, တာ်စတဲင်ပစထာစထာပကဝိ, ဆဲးလိ, ရှာလိထာစလိ.

Stain'less, *a.* free from stain, immaculate, စထေန်ထာစတုန်ဒိ; blameless, spotless, faultless, မိန်ဒီးစတဲင်ပစဂုဂုထေန်ထေန်, စထာစကဝိ, တဂရှာလိ, နိတဲးထာစတဲင်ပစစလိ.

Stair, *n.* a step, one of a series of steps, a rundle, စီထေန်တသွါ; *pl.* stairs, a series of steps, a flight of stairs, စီ.

Stair'case, *n.* a flight of stairs with thin casing or balusters, စီတာ်.

Stake, *n.* a stick or post sharpened at one end, တာ်စမိန်နီတမိ; one used for a mark or limit, a pillar, တာ်ပနိန်စတုန်; a wager, တာ်တာ်. —At stake, in danger, hazarded, ထေန်ထိန်စလိစိန်. —, *v. t.* to set a stake, ရှာလိတာ်, ဆဲးလိတာ်; to mark the limits by stakes (used with out), ပနိန်တာ်စလိထာတာ်; to wager, pledge, တာ်တာ်.

Stalac'tite, *n.* ထာ်ထုန်ဒိထာစလိ, ဆဲးဝဲထာတာ်ပှါစမိန်.

Stale, *a.* not new, old, လိထဲ; vapid or tasteless from age, မိန်တဝံင်စီစဆာထာထေန်ထာစလိထဲစလိ; trite, common, worn out, as a remark, တရင်ထေန်ထာစကတိန်စါတုင်ထဲစလိ.

Stale'ness, *n.* vapidness, triteness. See STALE.

Stalk, *n.* the stem of a plant, စဘိ, စခုန်; used in composition; as, a plantain-stalk, a flower-stalk, တကွံခုန်, ဖိဘိ; a high, proud, stately walk, တာ်တးဝဲသမိးသမိး. —, *v. i.* to walk proudly, တးဝဲသမိးသမိး, တးဝဲစပံင်ဒိန်စသးအသိး.

Stalk'ing-hōrse, *n.* a horse used by fowlers, ကသုန်ထာပှါတုန်ဒိသုဝဲ; a mask, a cover, တာ်ထာစမာအသးဒိထီးပှါသုတထိန်ပှါတဂု.

á, è, ì, ò, ù, ÿ, long; ä, ë, ï, ö, ü, ý, short; cäre, fär, läst, fall, whät; thère, veil, tērm; pique; dōne, fōr,

Stall, *n.* a crib, ဆပ်ဖိကိာ်ဖိဆကၢၤ, ကသ့ၣ်ဒီး ကျိာ်ဖိ နွါ
ဖိဆေၣ်ဆၣ်ဆေၣ်လိာ်; a stable for a horse
or an ox, ကသ့ၣ်တဖုၣ်ဂ့ၤ, ကျိာ်တဖုၣ်ဂ့ၤဆေၣ်က့ၤ;
a frame on which goods are exposed
for sale, ဖြါဆေၣ်နီၤမိၣ်, တၢ်ထၢပဝ်တၢ်ဖိတၢ်ထံၤ
ထၢဆေၣ်လိာ်ပကဆါဆါဆေၣ်လိာ်; the seat of a
church dignitary, ထၢသဒိၣ်ပုၤဆေၣ်လိာ်ဖဲသရၣ်
ဒီးဒိၣ်တၢ်ဆေၣ်နီၤဝဲ, (ဖဲဝဲထၢပရံၣ် ကျိာ်ဆဲး
ထံၤ).—, *v. t.* to put into a stable, ဝၢၤန့ၣ်
ထၢကသ့ၣ်ဖိနွါဖိဆေၣ်ဆၣ်လိာ်.

Stall'-fed, *a.* ထၢဆေၣ်တၢ်ဘျုးဒိၣ်ဘျုးဒိၣ်ဆိ ဆါ ထၢဝဲ
က့ၤပုၤ.

Stall'ion, *n.* a stock or breed-horse, ကသ့ၣ်ဆေၣ်တၢ်.

Stam'ens, *n. Bot.* the filament and anther of a
flower, ဖိဆေၣ်လိာ်ဒီးတၢ်ဆေၣ်ပိၣ်ဆေၣ်ပိၣ်ထၢဖိဆေၣ်လိာ်
ပုၤ; the substantial part of a body, that which
gives it strength or solidity;—used
only in the plural, stamina, ဆေၣ်တၢ်ဆဲး, ဆဲး
တၢ်ဆဲးထါ.

Stal'wart, *a.* brave, bold, firm-minded, သးစူထ
ထ့ၢ်, သးပုံတဆိၣ်, သ့ၣ်တၢ်သးကျၢၤ.

Stam'i-nal, *a.* pertaining to the stamens or
stamina of flowers, ထၢၣ်ဆဲးဒီးဖိဆေၣ်လိာ်; per-
taining to solidity or strength, ထၢၣ်ဆဲးဒီး
ဆေၣ်တၢ်ဆဲး, ဒိၣ်ဒိၣ်ဆဲး, ဒိၣ်ဒိၣ်ဆဲးတၢ်ဆဲးထါ.

Stam'mer, *v. i.* to stutter, ထူးထူး, ထူးထူး.

Stämp, *v. t.* to strike with the bottom of the
foot, ဆွၣ်ဒိၣ်; to impress with some mark
or figure, ကျဲၣ်တၢ်ဝိထၢဆေၣ်လိာ်, ပုၣ်နံးန့ၣ်တၢ်
ဝိထၢဆေၣ်လိာ်, ဝဲပနီၣ်တၢ်; to impress on the
mind, imprint, ဒုးတၢ်န့ၣ်ဒီးဆဲး. —, *n.* a
seal, နီၣ်ဝဲပနီၣ်; a mark or impression made
by stamping, တၢ်ဝဲပနီၣ်; a kind, a sort,
ဆကလုၣ်.

Stanch, *v. t.* to stop the flowing of; as, blood, မၤ
တုၣ်သ့ၣ်. —, *v. i.* to stop, cease to flow, တုၣ်
ဝဲ. —, *a.* firm, sound, strong, ဒိၣ်ခိၣ်ဒိၣ်
ကျၢၤ, ဒိၣ်တၢ်ဆိးကျၢၤ; firm in principle, ထၢ
တၢ်န့ၣ်ဆေၣ်သးကျၢၤဝဲဆါမး, သ့ၣ်ဒိ ဖျၢၣ် သးဒိ
ဖျၢၣ်.

Stanch'ion (stanch'ion), *n.* a stake or post used
for a support, ဝၢ်, တၢ်သးန့ၣ်.

Stanch'ness, *n.* firmness. See STANCH, *a.*

Ständ, *v. i.* to be upon the feet, as an animal,
ဆၢထၢၣ်; to be erect, as a tree or other
plant, ဒိၣ်ထူၣ်ကထံၣ်; to have a certain
position, ဒိၣ်(ထၢဆဲးထၢန့ၣ်); as, a large tree
stands in front of the house, သ့ၣ်ဒီးဒိၣ်ထဲ
ထံးဒိၣ်ထၢတံၣ်ဆဲးထဲၣ်ညါ; as, Rangoon stands
on the bank of a river, ဝဲတက့ၣ်ဒိၣ်ထၢထံ
ကျိးဆဲး; to stop, halt, pause, ဒိၣ်ကတိာ်;
to continue, be permanent, ဒိၣ်တၢ်ဆိး
ကျၢၤ; to maintain one's ground, ထၢၣ်လိာ်
ဝိထၢဆဲး; to abide, last, endure, ဒိၣ်ဒိၣ်. —
Stand against, resist, oppose, ကြိဆဲးဆဲး.
—Stand by, to maintain, defend, ကထူက
ထံၣ်, ကတိာ်ပုၤဖျဲးစၢၤ. —Stand for, to offer one's
self as a candidate for office, ဝဲဖျါထီၣ်ဆဲး
ထၢဆေၣ်တၢ်ဆဲးထၢဆဲးထၢဆဲးထၢဆဲးဒီးဒိၣ်ဒိၣ်; to side
with, support, ဒိၣ်ထၢပုၤတၢ်ထၢဆဲးပုၤ; to be
a substitute for, ဒိၣ်ထၢဆဲးလိာ်, ကဲဆဲးတၢ်ဆဲး. —
Stand one in hand, ဆကျဲးဒိၣ်ထၢဆဲးလိာ်. —
Stand off, to keep at a distance, သးကစီၤ
ကွဲၣ်ဆဲး; not to comply with, တဆူၣ်လိာ်ဆဲး
သးတၢ်. —Stand out, to be prominent, ဖိ
ထီၣ်, ထီၣ်, ဖိကြိ, ဖျိး; to persist in opposi-
tion, ဝဲပပဲပဲကိဆဲးဒီးတမၤလိာ်ဆဲးဝဲဒီးဆဲးလိာ်
ထဲ. —Stand to, to make effort, ထူးထီၣ်တၢ်
ထူးထီၣ်ထါ, ကျဲးစၢၤ; to persevere, တၢ်ကြိဆဲးကျဲး
သ့ၣ်ကတိာ်တၢ်ဆဲးထဲ; to persist, ဆဲးတကမိ
ကမိတၢ်, တဆူၣ်လိာ်ဆဲး. —Stand up, to arise,
ဝဲဆၢထၢၣ်. —Stand up for, to defend, vin-
dicate, ကတိာ်ပုၤဖျဲးန့ၣ်ပုၤ. —Stand upon, take
pride in, ဝဲဒိၣ်ဒိၣ်. —Stand with, to be
consistent with, harmonize, ဆူလိာ်ဒီးလိာ်.
—, *v. t.* to bear, endure, တုၣ်ဒိၣ်; as,
I cannot stand this pain, တၢ်ဆါဆဲးထၢတုၣ်
တဲးထဲ; to resist without yielding, ဝဲကိ
ဆဲး; to stand one's ground, တဂ့ၤကျဲးဆဲး
လိာ်ဆဲးထဲဒီးဒိၣ်ကတိာ်ဝဲ; to stand trial, ဒီးတၢ်
သမံသမိးဆဲး. —, *n.* a stop, a halt, တၢ်
ဒိၣ်ကတိာ်; the act of maintaining one's
ground, သးဆူၣ်ဒိၣ်; a place or post where
one stands, a station, တၢ်ဒိၣ်ကတိာ်ဆဲးလိာ်;
rank, ဆဲးလိာ်ဆဲးကျဲး; a frame or table for
supporting things, စဲး; a light stand,

dg, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; ŋ as in linger.

မှန်ဆူဒါးစေ့; a stand of arms, ကျိတဝှော်; to be at a stand, အိမ်ကတိတ်ထာသးဒုဒါးအဆိ; to make a stand, အိမ်ကတိတ်ထာအကကြိအရှင်အဖါအစိ.

Ständ'ard, n. an ensign, a flag, a banner, အထပ်, တပ်ပိုင်, တပ်ပိုင်အထပ်; a test, a criterion, ပစိပစါ; a rule of judging, တာဘျာ, တာအဖါအထပ်.

Ständ'ard-bear'er, n. ဘိဉ်တဂါထာအစိတ်တပ်ပိုင်အထပ်.

Ständ'ing, p. a. established, settled, အိမ်ခံင်အိမ်ကျာ, ထာအကဲထိပ်တပ်ညီညွှန်; not flowing, stagnant, as water, တယွေထပ်; fixed, not movable, stationary, တယွေတဝဲထပ်ထာပတသးအထိပ်ထပ်. —, n. a place to stand on, a station, တာဆာထာထပ်အထိပ်; condition, တာအိမ်တပ်ဆိးထာအထပ်ဆးဒါးတပ်ဆိတပ်ညွှန်; rank, relative position, အထိပ်; continuance, duration, တာအိမ်ကတိတ်အိမ်ဒါးအကတိတ်.

Ständ'ish, n. a stand for pen and ink, ခပ်ထံအဒါအိမ်ဒါးအထိပ်ထာထိပ်ဒါးအစိ.

Ständ'-point, n. a point or position from which objects or principles are viewed and compared, အထိပ်ပှအိမ်ကျိတရုံးဒါးထိပ်ထကြိတပ်ထပ်; a fundamental principle, တာအိမ်ထံ, တာအစိတ်ပှ.

Ständ'-still, n. a stop, တာအိမ်ကတိတ်.

Stän'na-ry, n. a tin-mine, ပှဝါအပှ; tin-works, အထိပ်ပှမာပှဝါ.

Stan-nif'er-ous, a. containing tin, အိမ်ဒါးပှဝါ.

Stän'za, n. Poet. ထါတတိ, ဒါပစံးတပ်အထိ, ပပင်ဆုင်တကျိဒါးတကျိတုအထာအိမ်အခါးဒါးအိမ်ဒါးကိပ်ပှခပ်ဆု, ဒါပစံးတပ်ထာထါတတိ.

Staple, n. the chief commodity of a place, တာထာအကဲထိပ်ဒါးပှထါထပ်ဝဲထါနုတ်တပ်အဂါတကျိ; the raw or unmanufactured material, တာဒါအကဲထိပ်ဝဲ, ထာအတတပ်တပ်မာကဲထိပ်အိဒါးဒါးထပ်; the pile or thread of wool, သိဆုင်; of cotton, တဲဒါ; of flax, ပအိအထု; a loop of iron with two points to be driven into wood, ထးကုန်ကျိအိမ်ဒါးအဖါခဲဒါထာပကထု နှင်သွင်အစိ. —, a. settled in trade, ပှတပ်ထါတပ်ဒါအထုထာထိပ်ဝဲအထိ; regularly pro-

duced and exposed for sale, ထာအထပ်တပ်ဒါအကဲထိပ်နုတ်အိထာကထါကွင်အစိ.

Stär, n. one of the heavenly bodies, ဆင်တဗျာ; an asterisk, thus *, တပ်ပိုင်အဖါဒါအထိအထိ, မာပကွန်နုတ်ကထါအဂါထာအထိဒါးတပ်ပိုင်အထိ; a spangle, တာကပြိုင်ကပြိုင်အထိအထိ; an ornament worn upon the breast to indicate rank or honor, တပ်ပိုင်အထိအထိထာထာပှထိးဝဲထာအထိအထိပှ, ဒါအထိအထိဒါးအထိအထိအထိအထိ; a distinguished singer or theatrical performer, ပှထးဝံင်တပ်ပှဒါ, မာတပ်ထပ်ဆးဒါပှဒါထိဒါပှဒါထါထိအထိတဂါ.

Stär'böard, n. the right hand side of a ship, ကဘိအထုထုတဒါတုပဆာထာပစံးထါအထိ. —, a. See STARBOARD, n.

Stärch, n. တာခဲထူးအထံ, ကိပ်အထံ. —, v. t. to stiffen with starch, မာအိမ်ထိပ်ထာတပ်ခဲထူးအထံ.

Stärched, a. ထာအထပ်တပ်မာအိမ်ထိပ်အိထာတပ်ခဲထူးအထံ; precise or formal in manner, ပင်အထးထါတပ်ထပ်ကဲဒါထိ.

Stäre, v. i. to look earnestly at, gaze at, ကွတ်တပ်ခိမ်ဒါ, ကွတ်တပ်အိမ်ဒါ, ကွတ်ကအိမ်အိမ်.

Stär'-gäz'er, n. an astrologer, ပှထာအကွန်နုတ်ဆင်ဒါဒါဒါ.

Stärk, a. mere, downright, sheer, ထဲ, ထဲတပ်ထံ, တပ်ညွှန်. —, adv. wholly, entirely, absolutely, ထာထာထာထုထု.

Stär'less, a. having no stars visible, ဆင်တထိပ်ထပ်, ဆင်တဗျာထပ်.

Stär'light, n. ဆင်အကဒါ. —, a. lighted by the stars only, ဣဝဲထာဆင်အတပ်ကဒါအထိ.

Stär'ling, n. ကွာဒါကျိဒါ; the pied starling, ကွာပနာအထပ်; the talking minah, ကွာဘိနုတ်; the white-headed minah, ထါရင်ဝါဒါ.

Stär'ry, a. abounding in stars, အိမ်ဒါးဆင်ဒါရုတ်; shining like stars, ကပြိုင်ကပြိုင်အထိအထိ.

Stärt, v. i. to move suddenly, ဝဲထူး; to set out from a place, ထးထိပ်ထာအထိ. —, v. t. to cause to move suddenly, startle, alarm, ဒါဝဲထူးအထိ; to begin, commence, set agoing, ဒါအကဲထိပ်တပ်အထိထံ; to dislocate; as, to start a bone, မာထါထုထာ; to have or get the start, မာထါ. See START, v. i. and v. t.

ä, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre. fär, läst, fäll, whät; thäre, veil, tärm; pique; done, för,

Start'ing-point, *n.* the point from which motion begins, အစပြုထားသောအချိန်; the beginning of a course, တစ်ခုစီအစ.

Start'ing-pöst, *n.* တာဝန် နှင့် တာဝန် ထမ်းဆောင်ခြင်း တစ်ခုစီ.

Stär'tle, *v. i.* to start from fear, စိုးရိမ်စရာ၊ စိတ်ထုတ်တုတ်. —, *v. t.* to shock, frighten, surprise, မေးစရာ.

Star-vä'tion, *n.* တစ်ခါတစ်ရံ.

Stärve, *v. i.* to be in a famishing state, ဝမ်းသာလွန်းခြင်း; to perish with hunger, သိသိသာသာ သေခြင်း. —, *v. t.* to kill with hunger, မေ့သိသိသာသာ သေခြင်း.

Stärve'ling, *a.* hungry, lean, တစ်ခုစီဝမ်းသာလွန်းသော၊ သေခြင်းအထိ တစ်ခုစီဝမ်းသာလွန်းသော. —, *n.* ပူဇော်စရာ၊ သေခြင်းအထိ တစ်ခုစီဝမ်းသာလွန်းသော.

State, *n.* the circumstances or condition of, အခြေအနေ၊ အခြေအနေအထားတို့; rank, condition, အဆင့်အတန်း; high degree, dignity, အလွန်အမတ်အဆင့်; pomp, တစ်ခုစီအဆင့်အတန်း; the body politic, the commonwealth, လူ့အဖွဲ့အစည်း; the principal persons in a government, ပဋိပက္ခအဖွဲ့အစည်း; to recite or narrate in words, ကတိတော်၊ တွေ့တော်; to represent in writing, ကွမ်းတော်၊ တွေ့တော်.

Stat'ed, *a.* regular, established, occurring at regular times, တစ်ခုစီအဆင့်အတန်း၊ တစ်ခုစီအဆင့်အတန်း.

Stäte'li-ness, *n.* grandeur, dignity. See STATELY.

Stäte'ly, *a.* lofty, grand, imposing, အမြင့်အထိ.

Stäte'ment, *n.* a recital, a declaration, တစ်ခုစီအဆင့်အတန်း၊ တွေ့တော်. See STATE, *v. t.*

Stäte'-room, *n.* the receiving room in a government-house, ပဋိပက္ခအဖွဲ့အစည်းအခန်းကွဲ; a high-class sleeping-room or cabin on board ship, ကတိတော်အခန်းကွဲ.

Stätes'man, *n.* one versed in public affairs, a

politician, ပူဇော်စရာ၊ တွေ့တော်. See POLITICIAN, 1st def.

Stat'ic, Stat'ic-al, *a.* pertaining to statics, တစ်ခုစီအဆင့်အတန်း.

Stat'ics, *n.* တစ်ခုစီအဆင့်အတန်း (bodies) တွေ့တော်.

Stä'tion (st /'shün), *n.* a place of standing or stopping, တစ်ခုစီအဆင့်အတန်း; situation, position, တစ်ခုစီအဆင့်အတန်း; business, occupation, တစ်ခုစီအဆင့်အတန်း. —, *v. t.* to place, set, appoint, ဝန်ထမ်းချုပ်.

Stä'tion-a-ry, *a.* stable, fixed, အဆင့်အတန်း၊ တွေ့တော်.

Stä'tion-er, *n.* one who sells writing materials, ပူဇော်စရာ၊ တွေ့တော်.

Stä'tion-er-y, *n.* all writing requisites, စာရေးရာ၊ တွေ့တော်.

Sta-tis'tic, Sta-tis'tic-al, *a.* pertaining to the condition of a people, တစ်ခုစီအဆင့်အတန်း၊ တွေ့တော်.

Sta-tis'tics, *n.* See STATISTIC, *a.*

Stat'ü-a-ry, *n.* the art of carving images in wood, sculpture, တစ်ခုစီအဆင့်အတန်း; — in stone, တစ်ခုစီအဆင့်အတန်း; statues considered collectively. See STATUE.

Stat'üe, *n.* an image, a carved likeness, တစ်ခုစီအဆင့်အတန်း.

Stat'üre, *n.* the height of the human body, အဆင့်အတန်း. See မေး. G: ၂၇.

Stat'üte, *n.* a legislative enactment, a law, အဆင့်အတန်း၊ တွေ့တော်.

Stäve, *n.* သွန်သင်၊ တွေ့တော်. —, *v. t.* to break in, burst, ဆိပ်ဖိ၊ ဆိပ်ဖိ၊ ဆိပ်ဖိ. —Stäve off, to push off, ဆိပ်ဖိ; to delay, အဆင့်အတန်း.

Stäves, *pl.* of staff, နှိပ်ဖိ၊ နှိပ်ဖိ.

Stäy, *v. i.* to remain, အဆင့်အတန်း; to stop, stand still, အဆင့်အတန်း; to wait, အဆင့်အတန်း; to rely,

dg, wolf; furl, rude, push; e.i.o. silent; ç as s; çh as sh; ġ as ġ; ġ as in ġet; s as sz; x as gz; n as in linge.

confide in, တန့်တန့်, ဝတ်။ —, *v. t.* to cause to remain, restrain, stop, မာအေဒ် ဖိး, ခုးဒ်ဒ်ခွန်ကလိင်အိး; to cause to wait, delay, ခုးဒ်ဒ်ခိး, ငြိမ ကျ, ခုးဒ်ဒ် က တိး; to support, hold up, prop, ခုးထိပ်, တိးထိပ်, မာစာ, ဝတ်။

—, *n.* continuance, sojourn, တာ်အိပ်ခွန် တာ်, တာ်အိပ်တာ်ဆိးတယ်တ မိာ်ထပ်; a stand, a stop, တာ်အိပ်ကတိး; a hinderance, တာ်ငြိမာ တံင်တံင်; a prop, a support, တာ်တန့်တန့်ထေ ရိး; *pl.* stays, a bodice, အိကံမိထာ်ပုးဆေ့ဒ် ထိပ်အိထာ်ညာ်ကဆိအစပ်, ကိထာ်ဝါ မှန်ညိခွန်သိးဝဲ။

Stäy'-sail, *n.* ထာ်ထပ်ထာ်အေဒ်ဒ်သထင်ထိးအသးထာ်အ ဝါထိး။

Städ, *n.* another's place, အရိး, အထိး, ပုးဂါးအထိး။

Städ'fast, *a.* firm, stable, အိပ်ဂါးဆိးကျာ်; steady in mind, constant, resolute, တကခိကခါ ထပ်, သျှပ်ဂါးသးကျာ်။

Städ'fast-ness, *n.* firmness, constancy, တာ်ဂါ် တာ်ကျာ်။

Städ'i-ness, *n.* constancy, resolution. See STEADY. *a.*

Städ'y, *a.* firm, fixed, ဂါ်, တဟူးတဝးထပ်; constant in mind, unwavering, တကခိကခါထပ်, ထေထိးအသးကိ; uniform, regular, နလိးထိး။ —, *v. t.* to support, ခုးဒ်ဒ်ဂါ်ဆိးကျာ်, ခုး တန့်။

Steäk (stik), *n.* တာ်ခံးတာ်ညာ်တကဘျံးထာ်ကကပ်ဝဲ အရိး။

Stéal, *v. t.* to filch, pilfer, ထုပ်တာ်ဘျှပ်တာ်.—Steal away, တးစူသျှပ် ကွံင်.—Steal in, to slip in, ထဲးစူသျှပ်။

Stěalth, *n.* a secret act, တာ်မးစူသျှပ်။

Stěalth'y, *a.* secret, clandestine, ထာ်မးစူသျှပ်, တဖျါထပ်, ကဝါ။

Stěalth'i-ly, *adv.* secretly, စူသျှပ်, ကွာ်, ကဝါ; as, to steal or shoot stealthily, ဆဲးကဝါ, ဆဲး ကဝါ။

Stēam, *n.* အသဝံ, ထံအသဝံ။ —, *v. i.* to fume, သဝံထိပ်။ —, *v. t.* to apply steam to, ခုး ထပ်အိထာ်ထာ်ထဝံ; to cook by steam, ဟာ်ထာ်။

Stēam'-boat, *n.* a steamer, a steam-vessel, က သိမ့်ဇူ။

Stēam'-car, *n.* ထွန်စွန်ဇူ။

Stēam'-en'gine, *n.* စဲးသဝံ, စဲးထာ်ထာ်သဝံ ခုး ထဲး ထိး။ See ENGINE.

Stēam'er, *n.* See STEAM-BOAT.

Stēam'y, *a.* full of steam, ပုးထာ်ထံအသဝံ; vapory, misty, အိပ်ခိးတာ်သဝံတစဲး။

Stē'a-tite, *n.* soap-stone, lard-stone, ဝကိ။

Steed, *n.* a horse, ကသွန်; a spirited horse, က သွန်ဝဲးစူသျှပ်။

Steel, *n.* သိပ်ခဲ, ထးတဒွ, ထးထညာ်ထွန်။ —, *v. t.* to point or edge with steel, ဖိပ်တာ်အကန့်ထာ် သိပ်ခဲ; to make hard and unyeilding, မာ ကိးထိပ်တာ်, မာကိးထဲးသး။

Steel'yard (stil'yard), *n.* နိပ်ခံတာ်ကကလှ်။

Steep, *a.* very sloping, precipitous, ထံ, ဘံဝါ။ —, *n.* any precipitous place, တာ်ထံ ဝါ။ —, *v. t.* to soak, စူသျှပ်; to extract the essence of by soaking, macerate, စူသျှပ်ကဘျှပ်။

Stee'ple, *n.* a spire, a pointed belfry, အပျိပ်, ဝလိပ်။

Steep'i-ness, Steep'ness, *n.* precipitousness, တာ်ဘံဝါ။

Steer, *n.* a young ox, ကျိပ်မိမိ, ကျိပ်မိထာ်အဒိပ် က တုင်ခိးထပ်။ —, *v. t.* to direct the course of a vessel, ခိုင်သန့်, မိးခွံင်ကဘိခံ; to direct, show the way, ဆွာ်, ခုးဒ်ဒ်ကျဲး။

Steer'age, *n.* the apartment in the forepart of a ship for inferior passengers, အထိး ထာ်ကဘိအဒိပ်တခိထာ်ပုးထဲးထာ်ဖိတဖိုင်အရိး; di- rection, guidance, တာ်ဆွာ်, တာ်ခုးဒ်ဒ်ကျဲး။

Steers'man, *n.* the helmsman, ပုးထာ်အမိးခွံင်, က ဘိခံတဂါ။

Stěl'lar, Stěl'lar-y, *a.* pertaining to stars, ထပ် ဘးမိးဆပ်ဖိးဖိးမိး; starry, အိပ်ခိးဆပ်ဖိးဖိးမိး။

Stěl'late, Stěl'li-ted, *a.* like a star, ထိးဂါးဆပ်ထ ဖျာ်။

Stěl'li-förm, *a.* like a star, radiated, အကွာ်အရိး ထိးဂါးဆပ်အသိး။

Stēm, *n.* the main body of a tree, shrub or plant, အထံး, အထွန်; that which supports the flower or the fruit of a plant, a pe- duncle, pedicle or petiole, အဘိ, အသထွာ်, အမိပ်ခိပ်အဘိ; a race or generation of pro- genitors, အကလှ်, အမိာ်အပာ်, အဝံးစုး; a de-

a, ē, ī, ō, ū, y, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cäre, fär, läst, fäll, what; thäre, veil, tērm; pique; done, fòr,

scendant, progeny, ဓမ္မ, ဓမ္မ ဓထံ; the prow of a ship, ကဘိဓမ္မိတမိ. —, *v. t.* to resist, as a current, ဆိပ်ထီထံ; to oppose, check, as a stream, ခူးအိန်ကတိာ်, ခူးစွာလီၤအမိဓကမိ.

Stench, *n.* an offensive smell, stink, တာ်နာ်အုန်နာ်ဖွ, တာ်နာ်ကပ္ပိန်နာ်ကပ္ပ.

Stē-nōg'ra-phy, *n.* short-hand, တာ်ကုန်သုထုဘးဒီးကွဲးစုန်လီၤတာ်.

Stēt, *n.* to restrain, stint. See STINT.

Sten-tō'ri-an, *a.* very loud, လာ်ဓသိန်ဗးဒိန်; as a stentorian voice, ဓကလှာ်ဗးဒိန်.

Stēp, *v. i.* to move the foot, ခါ; to advance one step, ခါထီန်တခါ. —, *v. t.* to set as the foot, ဝင်လီၤဒိန်. —, *n.* the space passed by the foot in walking, a pace, တခိန်ခါ; progression, the act of advancing, ထဲတော်; footstep, footprint, track, ဒိန်ထီၤ; a rundle, ဆိတသွါ; *pl.* steps, ဆိတဘိ, ဆိတခိန်, ဆိတဆိ. See STAIRS.

Stēp'-brōth'er, *n.* ဒိဂုၢ်ဝဲၢ်ခွါဒီးမိ, ဒိဂုၢ်ဝဲၢ်ခွါခဲဆိ.

Stēp'-child, *n.* ဒိယာ်.

Stēp'-daugh'ter, *n.* ဒိဂုၢ်ယာ်, ဓါဒိဂုၢ်, or ဝါဒိဂုၢ်.

Stēp'-fā'ther, *n.* ဝါယာ်, ဓါတံာ်, ဝါခဲဆိ, ဝါခဲဝါတဝါ.

Stēp'-mōth'er, *n.* ဒိဂုၢ်ယာ်, ဝါဂံာ်, ဒိဂုၢ်ခဲဆိ, ဒိဂုၢ်ခဲဝါတဝါ.

Stēppe (step), *n.* a vast treeless plain in south-eastern Europe and Asia. See SAVANNA.

Stēp'ping-stōne, *n.* ထာ်ထာပဂါလီၤထာပကထဲတံာ်ကွၢ်တံာ်ခိန်ဒီးသိးပသုတထုန်အာ်ဘုန်သီထာ်ကပံာ်ကပံာ်တဂုၢ်.

Stēp'-sis'ter, *n.* ဒိဂုၢ်ဝဲၢ်ခွါဒီးမိ, ဒိဂုၢ်ဝဲၢ်ခွါခဲဆိ.

Stēp'-sōn, *n.* ဒိခွါယာ်.

Stē're-o-graph, *n.* တာ်ဂီၤတဆိထာ်ဓထုန်တာ်ကတဲာ်ကတီၤဓသးထာ် stereoscope အဂီၢ်. See STERESCOPE.

Stē're-ōg'ra-phy, *n.* တာ်ကုန်သုထုထာ်ဓထုန်ဘးဒီးကွဲးန့ၢ်တာ်ဂီၤထာ်တာ်ပာ်ခိန်ဓထီၤ.

Stē're-ōm'e-try, *n.* တာ်ကုန်သုထုထာ်ပထီၣ်ပထီၣ်ဘိးခံာ်တစုန် (bodies) ဒီးစုန်ခဲစုန်စုန် (cubic-feet).

Stē're-o-scōpe, *n.* ခဲာ်ထံကထာ်တကထုန်ထာ်အထုန်တာ်ကတဲာ်ကတီၤဒီးခိန်ဒီးပကွၢ်တာ်ဂီၤဒီးကဖျါဝဲဒ်ဓန့ၢ်ဆာ်ခိန်ဝဲဓသး, ဒီးတာ်ဂီၤခိန်ခဲဘုန်န့ၢ်ကဖျါခိဓထီၣ်တဘုန်ဆိမိ.

Stē're-o-týpe, *v. t.* မၤန့ၢ်ထံာ်ခဲာ်ဖျါဓကတုၣ်ဒီးပထီၣ်ဓထီၣ်ဓဖျါတသုထာ်. —, *n.* ပုၤထံာ်ခဲာ်ဖျါဓကတုၣ်ဒီးထာ်ပထီၣ်ဓထီၣ်ဓဖျါတသုထုန်.

Stēr'ile, *a.* barren, unproductive, as land, လာ်ဓတသုန်ထီၣ်ဖျါထီၣ်ထုန်; producing no young, barren, တုၣ်မိ; barren of ideas; as, a sterile production, ထီၣ်တခိန်ဒီးတာ်ဆိကမိန်ထုန်, တခိန်ဒီးတာ်ခဲာ်ခါခါထုန်; as, a sterile author, ပုၤကွဲးထံာ်ထာ်ခဲာ်တခိန်ထုန်တဂါ.

Ste-ri'l'i-ty, *n.* barrenness, unfruitfulness. See STERILE.

Stēr'ling, *a.* pertaining to English coin, ထုန်ဘးဒီးပုၤထီၣ်ဝဲာ်ဒိဓထဲထီၣ်; of solid worth, genuine, pure, နီၢ်နီၢ်, ဓမ္မာ်ဓထီၣ်, ကြးပုၤကြးကထီၣ်.

Stērn, *n.* the hinder part, ခဲ; as, the stern of a ship or boat, ကဘိဓမ္မိ. —, *a.* rigid, austere; as, a stern countenance, ဝင်ဓသး, ထုန်ကခဲာ်; in conduct, severe, cruel, harsh, ထုန်ခဲာ်ထုန်ဝဲာ်, ထုန်ကခဲာ်, တခိန်ဒီးတာ်သးကညီၤထုန်.

Stērn'al, *n.* pertaining to the sternum, ထုန်ဘးဒီးသးနီၤပုၤဓထီၣ်.

Stērn'-mōst, *a.* hindmost, farthest in the rear, ထာ်ခဲာ်ကတံာ်.

Stērn'ness, *n.* severity, harshness. See STERN, *a.*

Stēr'num, *n.* (ဓာ်တနာ်) ထးနီၤပုၤဓထီၣ်.

Stēr'nu-tā'tion, *n.* sneezing, တံာ်ဆဲ.

Ster-nū'ta-tive, Ster-nū'ta-to-ry, *a.* exciting to sneeze, ထာ်အဒူးဆဲပုၤ.

Stē've-dōre', *n.* ပုၤပဓာ်တာ်ဖိတာ်ထံာ်ဆုကဘိပုၤဒီးပဝဲတာ်ဖိတာ်ထံာ်ဆုမိဓထီၣ်ခိန်ဝဲဓသး.

Stew, *v. t.* to seethe, boil gently, ချီ. —, *n.* ကသု; *pl.* stews, a brothel, ဆဲးထုန်ဓထီၣ်.

Stew'ard, *n.* a butler, ပုၤထာ်အကွၢ်တာ်ခိန်တာ်ဆိတာ်ဖိတာ်ထံာ်ဓမိန်တဂါ; a superintendent of income or expenditure, ပုၤပာ်စုမိ.

Stew'ard-ship, *n.* the office of a steward, ပုၤကွၢ်တာ်ဖိတာ်ထံာ်ဒီးပာ်စုအထီၣ်.

Stīck, *n.* of fire-wood, သုန်ခုန်တကွီ; of wood, bamboo &c. ကူးကွီ; a small stick, a rod, နီၣ်ကု; a walking-stick, a staff. —, *v. t.* to stab, pierce, ဆဲး; to fix on a pointed

du, wolf; fūrl, rude, push; e. i. o. silent; ḡ ass; ḡh ash; ḡ as j; ḡ as in ḡet; ḡ as z; ḡ asgz; ḡ as in linger.

Stim'ū-lant, n. that which excites to action, a stimulus, တၢ်ထီၣ်ဃဲၤပသး,တၢ်မၤဂ့ၤပှၤထၢတၢ် ဃဲတၢ်မၤပေၤပှၤ; *Med.* ကသိၣ်ထၢပေၤခွၢ်မၤဆူၣ်ထီၣ် ခေၣ်ခေၣ်ခိၣ်ဃိၣ်ဖိၣ်; pungency, applied to taste, တၢ်ထဲ,တၢ်ထဲတၢ်ဆီ. —, *a.* stimula- tive, exciting, ထၢပေၤထီၣ်ဃဲၤပှၤပသး,သဆၣ် ထီၣ်ပှၤခေၣ်,ထၢပေၤခွၢ်ထီၣ်ပှၤခေၣ်ခေၣ်; strong, pungent, applied to smell, ဇဲ, နာဇဲ, ထဲ, တီ; applied to taste, ထဲ,တး,ဟီ,စဲ.

Stim'ū-lāte, v. t. to excite or animate to ac- tion, urge, incite သဆၣ်ထီၣ်ပှၤခေၣ်,ထီၣ်ဃဲၤပှၤ ပသး,မၤဂ့ၤပှၤပသး; to produce an increase of vital activity in any part, ခုးတုးခုးဝဲ ပှၤပသးထီၣ်ခေၣ်ခေၣ်ထီၣ်ခေၣ်ခေၣ်တက့ၢ်သ တး ဖိး ခေၣ် ခေၣ်ခိၣ်ထီၣ်ဝဲတဖၢ်.

Stim'ū-lā'tion, n. See STIMULATE, *n.*

Stim'ū-lūs, n. See STIMULANT.

Sting, n.—of an insect, ခေထုၣ်; as, the sting of a bee, ကနဲခေထုၣ်; anything which gives deep pain, တၢ်မၤစဲမၤဆူ,တၢ်မၤဆါသး ပှၤ. —, *v. t.* to pierce with a sting, ဆဲး ထၢခေထုၣ်; to pain acutely, မၤဆါခေထၢ.

Stin'gi-ly, adv. parsimoniously, niggardly, ကနိးကစုၣ်; as, to give stingily, ထုၣ်တၢ်ကနိး ကစုၣ်.

Stin'gi-ness, n. niggardliness, covetousness. See STINGY.

Stin'gy, a. niggardly, ဝဲ, တီ; as, a stingy person, ပှၤဝဲ, ပှၤတီ.

Stink, v. i. to send out an offensive odor, နာ ထုၣ်နာဆး, နာဖိၣ်နာဖု. —, *n.* an offensive odor, တၢ်နာထုၣ်နာဆး,တၢ်နာထုၣ်နာဖု.

Stint, v. t. to restrain or confine within cer- tain limits, ဣတၢ်ခိၣ်ထီၣ်တန့ၢ်မဲခေကြၢၤခေထုၣ် တဂ့ၢ်; as, to stint in food, ခုးထီၣ်တၢ်တဘျး ထီၣ်ထီၣ်; to stint in knowledge or learning, ဣခေထုၣ်ထၢတၢ်သ့ထီၣ်သ့ထီၣ်ခေပှၤ, ထၢတၢ်သ့ၣ်ညါ ခေပှၤ; to assign a task, stent, ထုၣ်တၢ်ခဲတၢ် မၤပှၤခေပှၤခေပှၤထီၣ်ခိးခေထၢခေထီၣ်. —, *n.* limit, bound, extent, တၢ်ဣတၢ်,တၢ်ခေပိၣ် ခေထီၣ်,ခေထီၣ်ခေထီၣ်; an allotted portion, a stent, တၢ်ထီၣ်ဆၣ်ပှၤ,တၢ်ထၢခေထုၣ်မၤပှၤ.

Sti'pend, n. fixed wages, salary, ခေဘျးခေထဲထၢ ခေထုၣ်တၢ်ပၤလီၤဝဲပှၤခေပှၤခေပှၤ.

Sti-pend'i-a-ry, a. receiving pay or wages, ထၢခေပိးန့ၢ်ခေဘျးခေထဲ. —, *n.* ပှၤခိးန့ၢ်ခေဘျး ခေထဲပှၤခေပှၤခေပှၤတဂၤ.

Stip'ū-lāte, v. i. to contract, settle terms, ထုၣ် လီၤလီၤခေသးထၢတၢ်ခဲတၢ်မၤပေၤပှၤခေပှၤ.

Stip'ū-lā'tion, n. an agreement or covenant, a contract, a bargain, တၢ်ခေၣ်လီၤလီၤခေထီၣ်ခေသးထၢတၢ်မၤထံးမၤခေထီၣ်.

Stir, v. i. to move one's self, to be in motion, bustle, တုးဝဲ. —, *v. t.* to move, incite, excite, ခုးတုးခုးဝဲ,သုး. —Stir about, stir backwards and forwards, ခွဲးခွဲး.—Stir up, to excite, instigate, incite, သဆၣ်ထီၣ်ပှၤခေၣ်, ထီၣ်ဃဲၤပှၤခေသး; as, to stir up a mutiny, သဆၣ်ထီၣ်ပှၤခေၣ်ခိးခေထီၣ်တၢ်,ထီၣ်ဃဲၤပှၤခေ သးထၢခေထီၣ်တၢ်; to disturb; as, to stir up the sediment of liquids with the hand, ဘုးကလိၣ်ထီၣ်တၢ်,ကမူၣ်ခွဲးခွဲးတၢ်; with a stick or some other instrument, ခွဲးကလိၣ်.—, *n.* public disturbance or commotion, bustle, agitation, တၢ်တၢ်ထီၣ်တၢ်လီၤ,ပှၤဂီၢ်ဇုၢ် ခေသးဝဲၤဝဲထၢတၢ်ခေဝဲတံးမၤ.

Stir'ring, a. active in business, ကျဲးခေမၤတၢ်တ ထီၣ်စီ,ဝဲၤဂျၢ်မၤတၢ်တပ နါစီ; animating, a- rousing, ထၢခေခုးတုးခုးဝဲ, ထၢခေထီၣ်ဃဲၤပှၤခေ သး,ကထျၢ်ကထျဲ.

Stir'rup, n. ခိၣ်ခဲးထၢတၢ်စးဖိးကသ့ၣ်ခေဂီၤကော်.

Stitch, v. t. to sew anything, ဆးတၢ်; to sew by taking each stitch back half its distance, ဆးကျၢ်ကခါတထီၣ်ဖိးတထီၣ်.—, *v. i.* to sew, ဆး.—, *n.* a single pass of the needle and thread, တၢ်ဆးတထီၣ်; a turn of thread in knitting, ဆးထုၣ်တၢ်တဖိးတဖိးပှၤဆးခိၣ်ဖျိၣ် ခေထီၣ်; a local, sharp pain, တၢ်စဲဖုး,တၢ်သါ ကမၣ်,တၢ်ကုးကမၣ်,လီၤဆိး,လီၤထုၣ်; as, a stitch in the side, တၢ်စဲဖုး,တၢ်သါကမၣ်.

Stitch'ing, n. See STITCH, *v. t.*

Stith'y, n. a certain disease in oxen, ကျိၢ်ဖိး န့ၢ် ဖိးခေတၢ်ခါတကသ့ၣ်; a smithy, a smithery. See SMITHY.

Stöc-cāde' n. a stockade. See STOCKADE.

dg, wɔlf; fɔrl, rɔde, pʊsh; e.ɪ.ə. silent; ʃ as sh; ʒ as ʒ; ġ as in ġet; ʒ as ʒ; ʒ as ʒ; n as in linge.

Stön'y-heart'ed, a. cruel, unfeeling, unmerciful, သူ့ကိုသားကိုးတိုသားကညီတမိတိုတပ်.

Stool, n. a short seat without a back, ထီးဆုန် နိုသောအချာတနားတမိတပ်; matter evacuated from the intestines, an evacuation, ဆာဆုန်ဆါ.

Stoop, v. i. to bend the body downward and forward, တကူးလီး, ဆူးလီး ဆသး; to take a lower place, ဟံးနိုလိာ်သားတမိတပ်မီးဆထက ဝါဆပ်; to yield, submit, ဆိပ်လီးဆသး; to condescend, သးအိပ်ပှာ့ဖိပ်မိသ်မိ, ဆိပ်လီးဆသး မီးခူလိင်စင်ဆသးသားအါ; to come down, as a hawk on prey, swoop, လီးဖိပ်နို, ဖြီးနို. —, *n.* inclination forward, condescension. See **STROOP, v. i.**

Stöp, v. i. to cease to go forward, halt, အိပ်က တိာ်, တုင်. —, *v. t.* to obstruct, as a passage or road, ကြိဆပ်, မတပ်ဆပ်; to hinder, impede, မတပ်ဆပ်, မတပ်ကိပ်; to put an end to the motion or action of, မသိ, မကတား; to close an aperture, ဆုံတပ်ဆပ်, ထီးဝးတပ် ဆပ်; to stop short, အိပ်ကတိာ်ဖူး, ဆိကတိာ်ဖူး. —, *n.* cessation, တာ်အိပ်ကတိာ်; an obstruction, obstacle, impediment, တာ်ကြိ ဆပ်, တာ်မတပ်ဆပ်; a mark of punctuation, ဆထါ, ဆဆါ, ဆတာ်ပနိပ်, ကိပ်မု.

Stöp'-cock, n. a faucet, မိပ်ထီးဝးဝဲးအုင်ထကတံ သုင်ဆရိ.

Stöp'page, n. check, obstruction, cessation, တာ်ကြိဆပ်, တာ်တပ်ဆပ်, တာ်သိ, တာ်အိပ်ကတိာ်; as, the stoppage of commerce, တာ်ပနိပ်တာ်က အိပ်ကတိာ်ထံ; the stoppage of urine, ဆပ်သိ.

Stöp'per, Stöp'ple, n. မိပ်ထီးဝး. —, *v. t.* မတပ် ဆပ်ထါမိပ်ထီးဝး.

Stör'age, n. the depositing of goods in a warehouse, တာ်ပဒါးတာ်ဝဲးထါထါ လီး ကွပ် ဝဲ ဆ ရိ : the price of storage, ပဒါးတာ်ဆထ.

Störe, v. t. to lay up, accumulate, deposit, ပန် မိပ်တာ်, ပဒါးတာ်; to replenish, supply, ပန် မိပ်တာ်ထါထါပှါပှါ. —, *n.* goods stored up; as, food, တာ်အိပ်တာ်အိပ်တာ်ပန်; as, ammunition, ဘျါဆုင်, ရပ်မုင်မီးတာ်မိနိုဆထါတဖပ် ထါဆအိပ်တာ်စါဝဲ; a plenty, a large quantity,

အိပ်တာ်မိပ်ထါ, ပဒါးထါ; a store-house, a magazine. See **STORE-HOUSE.**

Störe'-house, n. a ware-house, a store, တာ်မိ တာ်ထါဆထပ်, တပ်ထါပှါပန်တာ်မိတာ်ထါ ဆထ လုင်ကလုင်ထါဆပှါ.

Störe'-keep'er, n. ပှါထါဆပာထပ်တာ်မိတာ်ထါဆထပ်.

Störed, a. အိပ်ပဒါးဆပ်ဆသးထါတာ်မိတာ်ထါဆဒါး.

Störk, n. a large bird with long legs for wading, ထိပ်ဖးမိပ်တကလုင်ထါဆထုအိပ်ဆဆပ်ထါထံ ကျိပှါ.

Störm, n. a tempest, commonly attended with rain, hail or snow, ကထါ မုာ် သိပ် ရိ မုာ်. —, *v. t.* to make a violent assault on a fortified place, မူးနိုဆုင်တာ်ဆထိပ်မီးတပ်မိ. —, *v. i.* to be tempestuous; as, it storms, တာ်ထဲစူးမိပ်အိပ်မီးကထါမုာ်သိပ်ရိမုာ်; to act under the impulse of violent passion, rage, fume, မတပျှင်တပျှင်တာ်.

Störm'y, a. tempestuous, boisterous, ကထါ မုာ် သိပ် ရိ မုာ် ထဲတပျှင်တပျှါ; violent language and conduct, rough, passionate, ကထါ တာ်တပျှင်တပျှင်.

Stö'ry, n. a narration, a history, ပှါ; a tale, a narrative, တာ်စိပ်ဆဲး; a fabulous or fictitious story, a short romance, တာ်ဆဲးမုာ်နို, တမုာ်တာ်ဆဲးထါဆထပ်; a loft, a floor, တပ်ဆ ထါ, တပ်ဆဆိ; as, the second story of our house, ပတပ်ခဲထါတထါ; this house has three stories, တပ်ထါအိပ်မီးဆထါထါဆထါ; a falsehood, a lie, တာ်ကထါကထွဲကထွင်.

Stö'ry-tell'er, n. ပှါတဂါထါဆထါထါနိုတာ်; a liar, *Colloq.* ပှါကထါကထွဲကထွင်တဂါ.

Stout, a. strong, lusty, ဆုင်; bold, ခု; firm, resolute, သုင်ဂါသးကျါ; large and bulky, မိပ် မိပ် မုာ် မုာ်; large of compass in comparison with the height, မုင်မိပ်, မုင်ဘိပ်.

Stout'-heart'ed, a. brave, intrepid, သုင်ခူသးခူ, သးခူတထွာ်.

Stout'ness, n. strength, bulk. See **STOUT.**

Stöve, n. an iron fire-place, ဖန်ကပူထီး; a foot-stove, ဖန်ကပူထါဆမထါမိပ်ဆရိ.

Stöw, v. t. to put in place, ပန်မိပ်ထါဆထါ; to lay up, ပန်မိပ်, ခူမိပ်; to fill, by packing

dg, wOLF; fûrl, rûde, pûsh; e. i. o. silent; ç ass; çh ass; ġ as j; ġ as in ġet; ſ as z; x as gz; n as in linger.

strap, တီၢ်ထၢၤဖျဲၤတၢ်ဖဲး; to bind with a strap, ဘိဆၢ်ထၢၤဖျဲၤတၢ်ဖဲး; to sharpen by drawing flatwise on a strap, as a razor, ဣတၢ်ထၢၤတၢ်ဖဲးအလီၤ.

Strap'ping, *a.* tall and large, lusty, ဒိၣ်ဒိၣ်ထီၤ.

Strat'a-gem, *n.* a plan for deceiving an enemy, တၢ်ကူၣ်တၢ်ဆဲးတၢ်လိၤန့ၢ်အုၣ်အခါ; any artifice, တၢ်လိတၢ်ဂ့ၤ.

Stra-té'gic, Stra-té'gic-al, *a.* pertaining to strategy, တၢ်ဆဲးဒီးတၢ်ကူၣ်တၢ်ကူၣ်သ့ထၢၤတၢ်ဒုးတၢ်ထၢၤအပူၤ. See STRATEGY.

Strat'é-gy, *n.* the science of military command, generalship, တၢ်ကူၣ်တၢ်ကူၣ်သ့တၢ်ဆဲးဒီးဒုးတၢ်ထၢၤတၢ်အဂ့ၢ်.

Strat'i-fi-cation, *n.* See LAYERS.

Strat'i-fy, *v. t.* to form in layers, မၤလဲထီၣ်တၢ်အကထၢတကထၢတၢ်တကထၢၤတၢ်တၢ်ဒိၣ်အသိး.

Str'atum, *n.* a layer, အကဘျဲး, အကထၢ; *pl.* strata, အကဘျဲးတဖၣ်.

Straw, *n.* ထီၤ.

Straw'ber-ry, *n.* တၢ်သၣ်ဒိတကလုၣ်.

Straw'col'or, *n.* the color of dry straw, ထီၤဝၣ်ဒိၣ်အလွဲၤအသိး.

Straw'col'ored, *a.* ထၢၤအလွဲၤထီၤဝၣ်ထီၤဝၣ်.

Straw'roofed, *a.* thatched with straw, တံၣ်ဒိၣ်ထၢၤအတၢ်တၢ်ဒုးထီၣ်ဝဲထၢၤထီၤ.

Straw'y, *a.* made of straw, လဲထီၣ်ဝဲထၢၤထီၤ; mixed with straw, ဒိၣ်ဒိၣ်ထီၤ; like straw, ထီၤဝၣ်ဒိၣ်ထီၤ.

Stray, *v. i.* to rove, ramble, go out of the way, တၢ်ဖျိးကျဲး; to deviate from the path of rectitude, err, မၤကမၣ်, လဲၤကမၣ်တၢ်တီၤတၢ်လီၤအကျဲး. —, *a.* having gone astray, wandering, ထၢၤအတၢ်ဒုးဂီၤ; as, a stray horse, ကသ့ၣ်တၢ်ဒုးဂီၤ.

Str'ak, *n.* a long line of a different color from the ground color, a strip, အဂ့ၢ်အကျိၤလၢအလွဲၤလီၤဆီ, တၢ်ဒိၣ်. —, *v. t.* to stripe, to variegate with lines, မၤတီၤလွၤ; — as garments, မၤတီၤလွၤတီၤကျိၤ.

Stréaked, *a.* ဒိၣ်တကျိၤတကျိၤ, ဒိၣ်တလွၤတလွၤ, ဒိၣ်တဂ့ၢ်တဂ့ၢ်; streaked around, ထီၤကဝီၤ.

Stréam, *n.* a current of any liquid substance,

တၢ်ယွၤလီၤ; a successive course, တၢ်လဲၤတတီၤတၢ်တၢ်ဒိၣ်အညီၤန့ၢ်ဝဲ; a brook or river, ထံကျိၤ, ထံလိၤ. —, *v. i.* to issue in a stream, flow, ယွၤလီၤ, တၢ်ထီၣ်ယွၤလီၤ. —, *v. t.* to cause to flow, pour, ဒုးယွၤလီၤ.

Stréam'er, *n.* a long, narrow flag, a pennon, a pennant, အထၣ်ထီၤဒီးထံၣ်.

Stréam'let, *n.* a rivulet, a rill, ထံကျိၤဒိၣ်.

Stréam'y, *a.* ဒိၣ်ဒိၣ်ထံကျိၤ, ထၢၤထံယွၤလီၤ.

Street, *n.* a city road, ဝှံးအကျဲး; a main road in a city, ကျဲးဖျိးကျဲးဘိ.

Street'walk'er, *n.* a common prostitute, မဲးသဲဖျိး.

Stréngth, *n.* force, power, might, အခံၢ်အထီၤ; power of endurance, fortitude, အစိးအကဒိၤထၢၤအတူၢ်န့ၢ်ဒိၣ်လဲ; toughness, firmness, တၢ်ဖိၣ်, တၢ်ခၢၣ်တမါ; support, security, တၢ်ထၢၤ. See စံး. ၁၆: ၃.

Stréngth'en, *v. i.* to gain strength, န့ၢ်ခံၢ်န့ၢ်ထီၤ, အခံၢ်အထီၤအထီၤ. —, *v. t.* to impart strength to, invigorate, ဒုးဆူၣ်ထီၣ်အခံၢ်အထီၤ; to animate, encourage, ဒုးဆူၣ်ထီၣ်အသး, မၤဖျိးထီၣ်အသး; to make strong, establish, confirm, ဒုးဒိၣ်ခံၢ်အိၣ်ကျိၤ.

Strén'ū-ous, *a.* ardent, earnest, intrepid, bold, သးဆူၣ်, သးဒုး.

Strén'ū-ous-ness, *n.* ardency, earnestness. See STRENOUS.

Stréss, *n.* pressure, urgency, importance, အထီၣ်, အဂ့ၢ်ဒိၣ်; emphasis; as, stress of voice. See EMPHASIS.

Strétch, *v. t.* to extend in a line, ရှၣ်, ရှၣ်ထဲး; to strain, make tense, ထုးစၢၢ်ဆၢ; to extend, as the hand and arm, တထီၣ်ထီၣ်, ရှၣ်ထီၣ်; to spread, expand, as the wings or cloth, သထၣ်လီၤကထုၢ်တုၢ်အိၤ; to make an effort, strive, ထုးထီၣ်အခံၢ်အထီၤ; to exceed, တထၢကွံၣ်အခၢး; as, to stretch beyond the truth, exaggerate, ကထီၤတထၢကွံၣ်တၢ်အခံၢ်အထီၤ; to stretch out, as the neck, တထီၣ်ထီၣ်အကီၤ. —, *v. i.* to bear pulling or lengthening without breaking, as elastic substances, ထုးစၢၢ်ဆၢအိၤသးန့ၣ်ကုတထီၣ်ထဲးတၢ်; to hold a

do, wɔlf; fūrl, rʉde, pʉsh; e.ɪ.ɔ. silent; ɕ as s; ɕh as sh; ɕ as ʃ; ɕ as in ɕet; ʃ as z; ʃ as gz; n as in linge .

course (at sea), ထီးဝမ်း ကျွဲ တ ဃီ; to be extended or spread out, ဝေဆင့်; to stretch towards, as land towards the sea, ဝေဆင်. —, *n.* any extended portion; as, a long stretch, တာၣ်ခါၣ်တတၢ်, တာၣ်ခေယၢ. See STRETCH, *v. i.* and *v. t.*

Strew (*strū* or *strō*), *v. t.* to scatter, as seed in beds, or sand on a floor, ညှိၣ်လီၤ, ကလွၢ်လီၤ တထံးလီၤ.

Strick'en, *p. a.* advanced in years and age, သးပှ်တၢ်ထီၣ်, ဒိၣ်ကၢဒိၣ်ဒီးယံၣ်; as, Abraham was old and well stricken in age, သးပှ်တၢ်ဒီးလဲၤတၢ်သၢ်န့ၣ်တဖၣ်အကျါ. See ၁၆၂. ၁၀: ၁၁; struck, smitten, တၣ်ဒိတၣ်တၢ်, တၣ်ဆဲးဒီး ဒ်န့ၣ်ဆဲးသိးတဖၣ်.

Strick'le, *n.* a strike, န့ၣ်ဖၢၤကွၢ်တၢ်, တတူး*. See STRIKE, 1st *def.*

Strict, *a.* close, tight, ဆဲး; tense, စၢ်သၢ; exact, accurate, လီၤတၢ်မၤ, လီၤတၢ်လီၤဆဲး; observing exact rules; as, very strict in observing the Sabbath, တၢ်န့ၣ်ဖျါဒိၣ်ဘျီးအန့ၣ်လီၤတၢ်မၤ.

Strict'ness, *n.* tightness, accuracy, rigor. See STRICT, *a.*

Strict'ure, *n.* critical remark, censure, တၢ်ကတိၤဒိၣ်ဆိၣ်သၢအမၤ တၢ်တမံၤ ဖံၤအဆိ; a restriction, တၢ်သဆၣ်, တၢ်ဆဲ.

Stride, *v. i.* to walk with long steps, ခါတတျၢၣ်, ခါဆူၣ် ဒိၣ်, ခါကတၢ် ဒိၣ်. —, *v. t.* to pass over at a step, ခါကပတ်တၢ်; to straddle, ခွဲကံၣ်တၢ်. —, *n.* a long step, တၢ်နီၣ်ခါဖးယံၤ.

Strid'ulōus, *a.* creaking, သၢအဆိၣ် ကွၢ် ကွၢ်, တၢ်ဆိၣ်ဆိၣ်ဆိၣ်.

Strife, *n.* emulative contest, တၢ်ဖြၢလိၣ်အသး; contention, contest, တၢ်ဝှ်လိၣ် ဘျီလိၣ်; a quarrel, တၢ်ဆူၣ်လိၣ်ဆိးကွ.

Strike, *v. t.* to give a blow, with the palm of the hand, slap, ခဲ, သၢ; with the fist, to box, buffet, ထီ; as, backwards with the elbow, to elbow, သိ; as, downwards with the elbow, တနး, တီၢ်, ခွး; with a small stick or whip, to switch, whip, ဖှ; with a large stick or other heavy instrument,

to cudgel, ဒိ, တီၢ်; to thrust or beat with the end of a thing, to prod, goad, တီၢ်; to hit in order to produce sound, as a piano or organ, to play, ဒု, ဒုတန့ၣ်သီတူၢ်; to beat, as a drum, ဖျိ, ဖျိစး; to cause to sound by one or more beats, ဒိ; as, to strike the gong, ဒိဒိ, ဒိဒိဒိ; as, the clock strikes twelve, န့ၣ်ရံၣ်ဒိတဆဲးခံၣ်န့ၣ်ရံၣ်ထီ; to stamp or impress with a stroke, ဒိ; as, to strike coin at the mint, ဒိလီၤတၢ်ဂိးဒိၣ်; to punish, afflict, သိၣ်ဆိၣ်; to affect or impress the mind, တၣ်ဒိအသး; to occasion a thought or sentiment, ခုး; as, to strike with surprise, ခုးကမၤကမၣ်; as, to strike with fear. မၤပုံၤ, မၤဖုး; to level a measure, as of grain &c. မၤပၤမၤပူတၢ်သၢ်နီၣ်ပၤ; to lower or take down, ထူးလီၤ, ထူးကူၢ်; as, to strike a sail, ထူးလီၤကူၢ်သၢ်ထုၣ်; as, to strike a tent, ထူးကူၢ်ဒဲး; to lower a flag in token of surrender to an enemy, ထူးလီၤကူၢ်ဆဲးသၢ်ထုၣ် သၢအက ခုးန့ၣ်တၢ် မၤနၢၤ အိၤအဆိ; to make and ratify, ခုးလဲထီၣ်ဒီးမၤဂၢ် မၤကျၢၤ; as, to strike a bargain, ဆူၣ်လီၤလိၣ်အသးသၢအကပူၤတၢ်ဆါတၢ်အပူၣ်အံၤဒ်န့ၣ်ဒီး မၤဂၢ် မၤကျၢၤအတၢ်ဆူၣ်လီၤန့ၣ်. —Strike off, to erase from an account, ထူးကွၢ်, ဩၣ်ကွၢ်; to cut off with a blow, ပဲၣ်ကွၢ်, ကျီကွၢ်; to print, ပူၣ်န့း; as, to strike off a thousand copies, ပူၣ်န့းထီၣ်အမိၣ်တကထီ. —Strike out, to produce by collision, ထံး; to erase, expunge, ထူးသံကွၢ်, ဩၣ်ကွၢ်; to invent; as, to strike out a new plan, ကူၣ်ထီၣ်ဖးလီၤတၢ်အသိ; to sound by percussion or as if with blows, ဒိထီၣ်; as the clock strikes, န့ၣ်ရံၣ်ဒိထီ, န့ၣ်ရံၣ်ထီထီ. —Strike through, to pierce, ဖျိ. —Strike together, to clang, ထံး; as, to strike the cymbal, ထံးရှၢၢ်ခွံး. —Strike up, to begin to beat or sing, မၤသီၣ်ထီၣ်တၢ်; as, to strike up the drums, ဖျိ, ဖျိထီၣ်စး; as, to strike up a tune, ဆူၣ်ထီၣ်, သးပံၣ်ထီၣ်. —, *v. i.* to make a quick blow or thrust, ဒိ, တီၢ်; as, he struck at me, but did not hit me, ခေၣ်ဒၣ်ကတီၢ်လၢ, ခုးမ့ၢ်တထုၣ်သၢထုၣ်; to touch, တၣ်; as, the light

ā, ē, ī, ō, ū, ŷ, long; ä, ë, ÿ, ö, ü, ŷ, short; cäre, fär, läst, fäll, what; thäre, veíl, tērm; píque; dōne, fōr,

strikes the table, တက်တီးထင်စဉ်; to strike for higher wages, ဗုဒ္ဓိဉာဏ်အဘူးအထဲထားသေးစွာစုမ်းမီး; to strike into a run, ဗုတ်တဘျီထီ. —, *n.* an instrument for leveling a measure of grain, တတူး*, နိုင်မပေးတက်ထာကမပေးကွိုင်ဘုမီးထုမီးထာတိုင်ပူစတီ; the act of combining and demanding higher wages for work, တံချလိင်အသေးမီးတိုင်လီလိင်အသေးထာမောင်တန့်ခေါထိုင်အဘူး အထဲထင် မီးတမတော်ထာထင်.

Strik'ing, *a.* surprising, forcible, impressive, ထာအထင်ဒိဝသေး, ထင်စား မီးတံ ထိုင် တူး ထိုင် ဝဲ ဝသေး.

String, *n.* a small cord, ဝှံးမီး; several things placed on file, တံတုဂ်ဒိုင်တံထာနိုဂ်တုဂ်ထေလီ; a string of beads, ဝဲတီး; a line of things, အတီး; a fibre, as of a plant, အထူး; a series, တံမအသေးတမံထင်တမံတမံထင်တမံ, တဝှံထင်တဝှံထင် တဝှံထင် တဝှံထင်; the tough substance that unites the sides of a pod, အကုအထူး. —, *v. t.* to furnish with strings, မထာဝှံထာထာဝှံထာ; to file on a string, တုဂ်ဒိုင်; to make tense, strengthen, မစောထာ; to strip the strings from the sides of pods, အုဂ်ကွိုင်ပထီးသင်အကုအထူး.

Strin'gent, *a.* urgent, severe, ဗီး, တံ, စံ.

String'y, *a.* fibrous, ဒိုင်ဒီးအထူးထေ; ropy, viscid, ပိပ်, စဲဘူး, မအသေးဒ်တံလှူအသီး.

Strip, *v. t.* to pull off, as a cover, အုဂ်ကွိုင်, အီးကွိုင်, ဘုဂ်ကွိုင်; to peel off, သဲးကွိုင်, အီးကွိုင် အဖဲး; to deprive of, တခူးဒိုင်ထာထင်မီးတံအံတံနွဲ; to plunder, ဝှံ နှံချုဂ်. —, *v. i.* to take off, as clothes, uncover, undress, ဘုဂ် ထီ, ဘုဂ်ကွိုင် အတံကူတံထီး. —, *n.* a narrow piece of some length, တံဒ်ထင်ဒိဝထီ.

Stripe, *n.* a line of different color, အကျီ, အကျီတကျီထာအထွင်ထီထီးအမိဂ်ပှံ; a stroke or blow with a whip, တံတံထာနိုဂ်တံတံ; a mark made by a lash or rod, တံတူဂ်ထိုင်ထာအထင်နိုဂ်တံတံ.

Striped, *a.* having stripes lengthwise, ဒိုင်ဒီးအကျီ; — crosswise, ဒိုင်ဒီးအထီးထွတ်ထွတ်.

Strip'ling, *n.* a lad, ဒိုင်သင်ရွာထိုင်အိ, လှိုင်အိထိုင်. Strive, *v. i.* to make efforts, endeavor, ကျွေးစား; to strive with, vie with, ငြှာထိင်အသေး; to contend for, ဝှံနှံတံ; to contend with, ဝှံထိင်ထိုင်ထိုင်; See ဘမိ. G: ၃.

Striv'ing, *n.* See STRIVE.

Stroke, *n.* a blow of various kinds, တံထီ, တံတံဒီးတံဒ်နှံတံတံ; a sudden calamity, တံထင်ဖျိုင်ထင်ထင်တံတံခါ; the sound of a clock, နှံနှံအတံထိုင်တံ; the touch of a pen or pencil, တံကွေးတံထာစာခါအိဝှံ, ထာတံထိုင်ထိုင်ဝှံ; a masterly effort, တံထူးထိုင်အဝံအထာတံထီထီ; a series of operations; as, to carry on a great stroke in business, တံဒ်တံမခါထာထာထာထာထာထာ. —, *v. t.* to rub gently with the hand in one direction, soothe by gentle rubbing, ဖူးထဲး; to make smooth, as the hair, ဖူးထဲးဘျှ, မဘျှမကဆုဂ်.

Ströll, *v. i.* to rove, roam, stray, ထားဝှံ, ထဲဝှံ, စီကလီထီ. —, *n.* a ramble. See STROLL, *v. i.*

Ströll'er, *n.* one who strolls, a vagrant, ဖူးထာအထားဝှံထာထာထာထာထာထာ.

Ströng, *a.* having physical strength, vigorous, stout, athletic, အဆူအဆူ, ထာအဝံအထာအိုင်, အိုင်ဆူမထဲ; having the power of endurance, firm, ခာဂ်တနာဂ်, ထာအကအိုင်ထာအိုင်မီး; having some quality in a high degree, အိုင်ဒီးအသထိုင်, အသထိုင်ဆူ; as, strong tea, ထင်ထဲထဲအသထိုင်ထီ; as, strong liquors, သဲးအသထိုင်ဆူ; well impregnated with some pungent or stimulating ingredient, မီးထဲ, ထဲ; sound, highly nutritive, တံအိုင်အသဲးအထင်. See ဝှံ. ၅: ၁၂.

Ströng'händ, *n.* violence, force, စုဆူဒိုင်တကေး.

Ströng'-händ'ed, *a.* ဒိုင်ဒီးစုဆူဒိုင်တကေး.

Ströng'höld, *n.* a fastness, a fort, တိဒ်မီးတံဒ်မီး; a place strongly fortified, တံခာဂ်အိခာဂ်နေး.

Ströng'-mind'ed, *a.* ဒိုင်ဒီးကူဂ်ထင်ဝေးဘုဒိုင်ဒိုင်ခိုခို, ဒိုင်ဒီးသေးအဝံအထာဆူ.

Ströp, *n.* a razor-strop, တံဒ်ထာကျွမ်းထီ. —, *v. t.* to sharpen on a strop, whet, ကျွမ်းထာတံဒ်ထဲထဲ.

do, wölf; fűrl, rűde, pűsh; e. i. o. silent; ç as s; çh as sh; ĝ as j; ğ as in ğet; ſ as z; x as gz; n as in linger.

dressing for meat, တာ်ထဲတာ်ဆိုထာ်ပှၤ နှံင်
ထာ်တာ်ညှံင်ထာ်ထကအိၣ်ခံၣ်အစီၣ်.

Stüff'y, *a.* mettlesome, resolute, သးဆူၣ်, သးဒိၣ်.

Stüm, *n.* unfermented wine, must, ဝံးထံးထံး
ထာ်ထတးထီၣ်ဒီးထံး.

Stüm'ble, *v. i.* to trip, တၣ်တိၣ်, တၣ်ဒိဒီးထီၣ်ထံး; to
err, မၤကမၣ်. — Stumble on, to light on by
chance, ထံၣ်ဖူး. —, *v. t.* to perplex,
puzzle, put to a nonplus, မၤသထံၣ် ဘူၣ် သ
ဘိၣ်ထါ, ကိတုၤပမၤတသ့. —, *n.* a false step,
a blunder, a failure. See STUMBLE, *v. i.*

Stüm'bling-blöck, *n.* any cause of stumbling,
တာ်ထာ်ထကမၤထီၣ်ထံးပှၤ; that which causes
to err, တာ်ဒူးထီၣ်ကမၣ် ပှၤ, တာ်ထံၣ် တိၣ်ထီၣ်.
See ဒိ. ၁၄: ၁၃.

Stüm'bling-stöne, *n.* a stone that causes stum-
bling, ထာ်တာ်ထံၣ်တိၣ် တဖျၢၣ်, ထာ်ထာ်ထကဒူး
ထီၣ်ထံးပှၤ; that which causes to err, တာ်
ထာ်ထကဒူးထီၣ်ထံးပှၤ; for they stumbled at
that stumbling stone, ထာ်တာ်ထံၣ်တိၣ်တဖျၢၣ်
နှံၣ်ပှၤတဖျၢၣ်ထံၣ်တိၣ်ထာ်ထီၣ်. See ဒိ. ၉: ၁၂.

Stümp, *n.* the stub, မိၣ်ဆၢၣ်; — of a tree, သ့ၣ်
မိၣ်ဆၢၣ်; — of a tooth, ဝဲအမိၣ်ဆၢၣ်; —
of an arm or leg &c. စုမိၣ်ဆၢၣ်, မိၣ်မိၣ်ဆၢၣ်,
ဒီးတၢ်ဒ်နှံၣ်တဖျၢၣ်.

Stümp'y, *a.* abounding in stumps, အိၣ်ဒီးသ့ၣ် မိၣ်
ဆၢၣ်ဝဲထံးန့ၣ်; short and thick, stubby, ဖျၢၣ်
ဒီးဘိၣ်.

Stün, *v. t.* to make senseless, as with a blow
on the head, မၤတထူၤအမိၣ်, မၤသးဝှၤနီၣ်အသး;
to overpower, as by deafening sound,
မၤသကံၣ်န့ၣ်, မၤစကံၣ်န့ၣ်.

Stünt, *v. t.* to hinder from growth, stint, (တြိ
အတၢ်မိၣ်ထီၣ်, မၤထီၣ်အသုတမိၣ်ထီၣ်တဝှၤ; to be
stunted, ကဒ့ၤထီၣ်တစ့ၤ.

Stü'pe-fác'tion, *n.* stupor, တာ်ထီၣ်ရံၣ်အိၣ်ရိၣ်, တာ်သပှၤ
အသး. See STUPEFY.

Stü'pe-fác'tive, *a.* that which stupefies, ထာ်ထ
မၤသပှၤပှၤ, ထာ်ထဒူးပံၣ်ပှၤ.

Stü'pe-fy, *v. t.* to make stupid or insensible,
မၤထီၣ်အသုတသ့ၣ်ညါထီၣ်အသးထံၣ်, မၤသပှၤထီၣ်.

Stu-pën'doüs, *a.* very large, amazing, won-
derful, ဒိၣ်ဒိၣ်ပှၤပှၤ.

Stu-pën'doüs-ness, *n.* See STUPENDOUS.

Stü'pid, *a.* dull in intellect, heavy, senseless,
doltish, ဝီၣ်ခၣ်, သးတဆး, ထာ်အန့ၣ်ပာ်တာ်ထီၣ်; as,
a stupid person, ပှၤထသးတဆး, ပှၤကထီၣ်က
ထံၣ်, ပှၤဝီၣ်ခၣ်, ပှၤန့ၣ်ပာ်တာ်ထီၣ်.

Stü-pid'i-ty, *n.* senselessness, doltishness. See
STUPID.

Stü'por, *n.* numbness, တာ်ပဝံးပဝံး, တာ်တကံးပဝံး; a
state of insensibility, stupidity, တာ်မၤထ
သးဒ်အပံးအထီၣ်, တာ်တဝှၤအသး.

Stü'präte, *v. t.* to ravish, ဖီးဆူၣ်, မၤကမၣ် ဆူၣ် မိၣ်
ပှၤ, (rare).

Stür'di-ly, *adv.* hardily, stoutly, ဆူၣ်ဆူၣ်, ထာ်ထ
သးခူတထ့ၣ်.

Stür'di-ness, *n.* stoutness, hardiness. See
STURDY.

Stür'dy, *a.* stout, hardy, strong, forcible, ဝါၣ်,
ကျၢၤ, ဆူၣ်, အိၣ်ဒီးအဝံးအဘိ.

Stüt'ter, *v. i.* to stammer, အူးအူး, ကလှီၣ် ဘူးဘူး,
ထူးထူး.

Sty, *n.* a pen for swine, ထီးကရၢ, ထီးကမိၣ်; an in-
flamed tumor on the eyelid, ဝဲၣ်ဝှၤ, ဝဲၣ်ထီးထ့ၣ်.

Sty'g'i-an, *a.* hellish, infernal, တၣ်ဘးဒီးထီၣ်.

Sty'le, *n.* an iron pen, ကညံး*; the character of
language, music, &c. တာ်ကထီၣ်အလှီၣ်အထီၣ်,
တာ်သးဝံၣ်အလှီၣ်အထီၣ်အတကံးပဝံး; a mode of
apellation, a title, တာ်ဒ်ညါန့ၣ်ကိးဝဲ; a mode
of reckoning time, တာ်လၢပညါန့ၣ်ပာ်နီၣ်ဆၢၣ်န့ၣ်
မိၣ်ထီၣ်မိၣ်; manner, way of doing, တာ်ဒ်အညါ
န့ၣ်မၤဝဲ, အလှီၣ်အထီၣ်. —, *v. t.* to call, name,
designate, လှီၣ်အမံၤ, ထံၣ်အမံၤ, ကိးအမံၤ.

Sty'lish, *a.* modish, genteel, highly fashiona-
ble, ညါန့ၣ်အိၣ်ဒီးတာ်ဝှၤဝှၤတၣ်တၣ်, ထာ်ထမၤအသး
ကဆိုဒီးအိၣ်ဒီးအဆံးအထီၣ်.

Sty'loid, *a.* resembling a style, ထီၣ်ကညံး*
တဘိ.

Sty'ptic, *n.* a medicine which stops bleeding,
ကသိၣ်ကံး, ကသိၣ်ထာ်အမၤတုၣ်သ့ၣ်. —, *a.* as-
tringent, stopping bleeding, ထာ်ထမၤ
တုၣ်သ့ၣ်.

Sty'th'y, *v. t.* to forge on an anvil, မိၣ်ထးဒီးထီၣ်
ကထီၣ်ထာ်ထံးထီၣ်. —, *n.* a smithy.
See STITHY.

dg, wolf; furl, ryde, push; e. i. o. silent; ç as s; çh as sh; ð as j; ð as in ðet; ð as s; ç as gz; ñ as in linge .

Suā'si-ble (swā'sī-bl), *a.* persuasible, လာပသဆင်
ထိုင်အခံနူဂ်.
 Suā'sion, *n.* persuasion, တာ်သဆင်ထိုင်ပှါခံ.
 Suā'sive, Suā'so-ry, *a.* See PERSUASIVE.
 Suāv'i-ty (swāv'i-tÿ), *n.* agreeableness, soft-
ness, gentleness, တာ်အကြါးအဆင်, တာ်ပုင်သး,
တာ်အပုင်, တာ်အပုင်, တာ်အဆါ; *as*, suavity of
manner, အလှ်အလှ်ပုင်သး; suavity of
conversation or address, ကတိတ်တုင်, ကတိတ်
တာ်ဆါ, အိပ်သကိးအိပ်ပတုင်ပုင်.
 Süb, *Pref.* under, below, moderately, အဖိထင်,
ထပ်အဖိ.
 Süb-äç'id, *a.* slightly acid, ဆံပ်တဲး. —, *n.*
တာ်ဆံပ်တဲး.
 Süb-äç'rid, *a.* moderately sharp, pungent, or
acid, ကိတ်ဟ့ထပ်အဖိ, ထဲတဲးစဲး, ဆံပ်ခိပ်ခပ်.
 Süb-äç'gent, *n.* an agent under another agent,
ပှါအခါဒ်အလှ်အလှ်အဖိထင်တဂါ.
 Sü'bah, *n.* Hind. a province or viceroyship,
ထံဒိကိတ်ဒါကိတ်အံပ်ဒါ.
 Sü'bah-där, *n.* Hind. a provincial governor,
a viceroy, ပခိပ်တဂါလှ်အပါထပ်ထံဒိကိတ်ဒိ; *a*
native captain, ပှါအံပ်ဒါလှ်အဘိတ်တဂါ.
 Sub-äl'tern, *n.* an inferior officer, သူးခိပ်လှ်အ
ထိတ်ဆံးတဂါ.
 Süb'a-quät'ic, Sub-ä'que-öüs, *a.* under water,
ထာထံအဖိထင်.
 Süb-dëan', *n.* an under dean, ပှါလှ်အကူင်စါမ
စါပခဲကူင်အသရ်အခိပ်တဂါ, အိပ်ဝဲလှ် dean အ
ဖိထင်. See DEAN.
 Süb'di-vide', *v. t.* to divide again, မလိလိဂြါက
မိး, နှိဝဲကမိး.
 Süb'di-vis'ion, *n.* a part of, a part of a larger
part, တာ်လှ်အမလိဂြါကမိး, တာ်လှ်အဟ့ဒ်နှိဝဲ
ကမိး.
 Sub-duct', *v. t.* to take away, ထဲးဝဲ, လှ်ကွံင်. See
SUBTRACT.
 Sub-duc'tion, *n.* subtraction, တာ်လှ်ကွံင်, တာ်ထဲး
ကွံင်.
 Sub-düe', *v. t.* to reduce to subjection, မဆင်;
to crush, ထိတ်တုင်, ဆိပ် သတ္တံး; to overcome
and remove, မလှ်အဖိ, မလှ်အဆင်.

Sub-düed, *a.* and *p. p.* subjugated, conquered.
ထပ်တာ်မလှ်အဖိ, ထပ်လှ်အသးထာ်အဖိထင်.
 Sub-dü'er, *n.* one who subdues, a conqueror,
ပှါမလှ်အဆင်တာ်တဂါ.
 Süb-ë'qual, *a.* သူးကတုင်ထိးထိး, သူးကထဲထိး.
 Süb-jä'gent, *a.* လှ်အဖိထင်, သူးမိးတာ်အဖိထင်.
 Süb'ject, *a.* situated under, အိပ်ထာ်အဖိထင်; be-
ing under dominion, အိပ်ထာ်တာ်ပါ ထပ်အဖိ
ထင်; liable to, prone, disposed, ထပ်ညိနှိ,
တုင်ညိနှိ. —, *n.* one who is under a
ruler, အခဲအပှါ, အပှါ; that on which any
mental operation is performed, အဂုင်,
အဂုင်အကျိ, အဂုင်အဖိ; *as* the subject of
the discourse, တာ်ခိပ်ထဲထဲထဲလှ်အဂုင်အဖိ;
that on which any physical operation is
performed, ပှါမိးတာ်တဂါ, တာ်လှ်အမိးထပ်တာ်
တံးမံး; *Gram.* the nominative case to
the verb, တာ်အထဲ.
 Sub-jëct', *v. t.* to bring under dominion, sub-
due, လှ်ထာ်တာ်ပါထပ်အဖိထင်; to enslave,
မလှ်အပှါ; to cause to undergo, သူးတုင်ထပ်;
to submit for examination, ဟ့ဒ်လှ်ဝဲထာ်
တာ်ကွံင်အိတ်ထံထံဆဲးဆဲးအဂုင်, ဟ့ဒ်လှ်ဝဲထာ်
တာ်သံးအဂုင်လှ်လှ်ထဲး.
 Sub-jëc'tion, *n.* the act of subjecting, တာ်မ
လှ်အဆင်ပှါ; the state of being subject,
ထပ်တာ်ပါထပ်, လဲကုင်လဲပှါ.
 Süb-jëct'ive, *a.* pertaining to a subject, ထပ်
ဆဲးမိးတာ်အဂုင်, ထပ်ဆဲးမိးတာ်အဂုင်အကျိ, အ
ဂုင်အ
ဖိ; relating to the mind, ထပ်ဆဲးမိးတာ်မိ
ကမိပ်, ထပ်ဆဲးမိးပသး.
 Sub-join', *v. t.* to add, annex, သူးစဲးလှ်ထာ်ခံ,
လှ်ထဲထိပ်မိးတာ်ကတိတ်ထပ်.
 Süb'ju-gäte, *v. t.* to conquer, subdue, သူးနှိအိ
မိးပထပ်ဝဲ, မလှ်အဆင်တာ်.
 Süb'ju-gä'tion, *n.* conquest. See SUBJUGATE.
 Sub-jünc'tive, *a.* subjoined, annexed, လှ်အထပ်
တာ်မလှ်ထိပ်မိးတာ်ထာ်အစဲးဝဲထဲထဲတံးမံး; *Gram.*
subjunctive mode, တာ်အကျိတကထပ်.
 Süb'li-mäte, *v. t.* to evaporate and recon-
dense, သူးသံထိပ်မိးဟ့ဒ်လဲထိပ်အိတ်ထာ်အထဲ
အကပ်ကမိး; to improve, make more ex-

ä, ê, ï, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fäll, whät; thère, veil, tèrm; pique, done, für,

Sück, *v. t.* to draw from with the mouth, as milk from the breast, ဆူးနှိုက်၊ ဆိပ်နှိုက်; to draw by any mode of suction, to imbibe, absorb, ဆူးသမ်းထိပ်၊ ဆူးထိပ်; to extract, as honey or other substance from flowers, ကိတ်တိ.—, *v. i.* See SUCK, *v. t.*—, *n.* milk drawn from the breast, တာ်နှိုက်ထံ.

Sück'er, *n.* anything that sucks or draws up or out, တာ်ထာ်အဆူးဝဲ, တာ်ထာ်အဆူးသမ်းထိပ်; a pipe used in sucking, ကျိတ်မိထာ်ပဆူးထီထာ်ပနီး, တာ်ကိတ်တိ; the shoot of a tree from the root, ခေမီး, ကမဲင်ထိပ်; a kind of fish, called also sucking-fish, ညှပ်တကထုင်.

Sück'ing-fish, *n.* a kind of fish that attaches itself to the whale and other large fish, ညှပ်မိတကထုင်ထာ်အမဲဘူးအသားထာ်ညှပ်ခေမိပ်ခေထီမီးဆူးထိပ်ထေ့ဝိုင်.

Sück'le, *v. t.* to give suck to, nurse, ခူးထိပ်နှိုက်.

Sück'ling, *n.* a sucking child, မိထုင်ထိပ်နှိုက်ထံ; any unweaned animal, တာ်ထာ်အတဂ္ဂါနှိုက်ခိးထပ်.

Suc'tion, *n.* တာ်ဆူးသမ်း.

Süd'den, *a.* quick, rapid, ထာ်အမေအသားတဘျီထီ; unexpected, abrupt, ထာ်အမေအသားထာ်တုင်ကထပ်.—, *n.* an unexpected event, a surprise, တာ်ထာ်အမေအသားထာ်တုင်ကထပ်, တာ်ထဲထပ်စူး.

Süd'den-ly, *adv.* quickly, ရှုကထပ်, ရှုကထပ်; unexpectedly, unlooked for, ထာ်တုင်ကထပ်ထပ်စူး.

Süd'den-ness, *n.* See SUDDEN, *a.*

Sü'dor-ific, *a.* causing sweat, ထာ်အမေထိပ်ကပာ.—, *n.* a medicine that causes sweat, ကထပ်ထာ်အဆူးထိပ်ကပာ.

Süds, *n.* water impregnated with soap, သေ့စွပ်ဆီဆုင်အသားထာ်ထံ, သေ့စွပ်ထံ; froth, သေ့.

Sue, *v. t.* to prosecute at law, မေက္ခိက်, ထိပ်က္ခိက်, မေက္ခိက်မေထာ.—, *v. i.* to petition, entreat, plead, ဆုကညးတံ.

Su'et, *n.* the hard fat of animals, ဆပ်မိကိမ်ခေထီထိပ်ထိပ်.

Suffer, *v. t.* to feel, bear, endure or sustain, as pain, grief and the like, တုင်, မိပ်; to permit, allow, ဟုင်ခွဲ, တကြိထပ်.—,

v. i. to undergo pain, ဆီ; to be grieved, သုင်ထူးသားထူး; to be injured, ထားမိမိပ်မိပ်ထံထံ.

Suff'er-a-ble, *a.* tolerable, allowable, bearable, ထာ်ပတုင်ထဲ, ထာ်ပတုင်နှိုက်ထဲ.

Suff'er-ance, *n.* the bearing of pain, endurance, တာ်တုင်တံမိပ်; pain endured, misery, တာ်ဆူးတံဆီ; bearing with submission, patience, တာ်ဝံသားစူး, တာ်တုင်ထာ်တံဝံသားစူး; permission, toleration, allowance, တာ်ပွဲထီ, တာ်တကြိထီထပ်.

Suff'er-er, *n.* one who suffers pain or other ills, ဟုတုင်တံဆူးတံဆီ, တာ်မိပ်တံနမ်းထံထံစူး.

Suff'er-ing, *n.* the bearing of ills. See SUFFER.

Suf'fice' (-fiz'), *v. t.* to satisfy, content, မေတုင်ထေ့ထုင်မံသား.—, *v. i.* to be enough, ဆီထံ, ထာ်ပွဲထီထံ, ထပ်ထံ; as, let it suffice thee, ဆီထံထာ်နဂိထံ. ၅မိ. ၃: ၂၆.

Suf-fi'cien-cy, *n.* a competence, တာ်ထာ်ထာ်ပွဲထီ; as, he has a sufficiency, တာ်ဆိပ်ထာ်ထာ်ပွဲထီ; adequacy for the end proposed, တာ်ကြားမီးထီ, တာ်ဆီထံထာ်ထာ်ဂိ; supply equal to wants, တာ်ထဲထာ်ထီဆိပ်.

Suf-fi'cient, *a.* enough, ဆီထံ, ထပ်ထံ; adequate, competent, ကြားမီးထီ, ဆီထာ်ထာ်ဂိ; as, one horse is sufficient for my purpose, ကသုင်တဒုကြားမီးထာ်ဂိ; my grace is sufficient for thee, ထာ်ကျူးထာ်ပွဲထီ ဆီထံထာ်နဂိထံ. ၂ကမိပ်. ၁၂: ၆.

Suffix, *v. t.* to append, ခူးမဲဘူးတာ်ကထီတဘျီထာ်ထဲ.—, *n.* an affix, တာ်ကထီတဘျီထဲဘူးထဲသားထာ်အခိမ်ခေမိပ်ထီထာ်ထာ်အထီ.

Suff'o-cate, *v. t.* to stifle or smother, as with smoke, dirt &c. မေတုင်ထာ်တပာ်ထပ်.

Suff'o-ca'tion, *n.* a choking, a stifling. See SUFFOCATE.

Suff'ra-gan, *n.* an assistant bishop, ထာ်ရပ်တဂါထာ်အမေစာထာ်ရပ်ထာ်မိပ်တဂါ.

Suff'rage, *n.* a choice, a vote, တာ်ဆုထာ်; testimonial, approval, တာ်မေ့ထီထိပ်တံမဲခိ်ထဲထပ်ထာ်.

Suf-fuse', *v. t.* to overspread, as with a fluid, ထုင်ထာ်; to fill or cover, ပွဲထီထာ်ထာ်; as,

ā, ē, ī, ō, ā, ū, long; ä, é, ï, ö, ü, ŷ, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; dōne, fōr,

eyes suffused with tears, မ်ဝံထီၣ်ကလၢတၢၤ; as, cheeks suffused with blushes, အဘိၤဂီၤကလၢတၢၤ.

Su'gar (shoog'ar), *n.* အံသၣ်ဆၢ.

Su'gar-cān'dy, *n.* ဝှၢထီၣ်ဆၢဖိးအံသၣ်ဆၢ, အံသၣ်ဆၢကိၣ်လိၣ်ထၢပှၢဝှၢထီၣ်.

Su'gar-cāne, *n.* ဝံမိၣ်.

Su'gar-plūm, *n.* အံသၣ်ဆၢအကိၣ်လိၣ်ဖိ.

Su'gar-y, *a.* sweet, like sugar, ဆၢဖိးအံသၣ်ဆၢအသိး; containing sugar, အိၣ်ဖိးအံသၣ်ဆၢ.

Sug-g'ēst', *v. t.* to hint, intimate, ထ့ၣ်ထဲတၢ်ပနီၣ်ဖိ, ဒုးသ့ၣ်နီၣ်; to furnish a thought, ဒုးဆိကမိၣ်အိၣ်, ဒုးက့ၣ်အိၣ်.

Sug-g'ēst'tion, *n.* something suggested, an intimation, a hint, ထဲတၢ်ပနီၣ်ဖိ, တၢ်ဒုးဆိကမိၣ်, တၢ်ဒုးက့ၣ်ထ့ၣ်.

Sug-g'ēst'ive, *a.* containing a suggestion. See SUGGESTION.

Su'i-çid'al, *a.* ဘၣ်ဆးဖိးတၢ်မၤသံလီၤအကစၢ်ခၢ်ဝဲ.

Su'i-çide, *n.* self-murder, တၢ်မၤသံလီၤအကစၢ်အသး; a self-murderer, ပှၢထၢမၤသံလီၤခၢ်အကစၢ်အသး.

Suit, *n.* a number of things fitted to be used together, a set, တၢ်ဘၣ်ဆးလိၣ်အသးအထၢအပှၢတကရၢ; as, a suit of clothes, တၢ်ကူတၢ်သိးဘၣ်ဆးလိၣ်အသးတကရၢ; a petition, တၢ်သက္ကိၣ်ကညး; courtship, တၢ်အိၣ်သကိးဖိးကထီၣ်မိၣ်ခုၣ်; a lawsuit, ကျိၣ်, အမူးအရၢ, တမူး. —, *v. i.* to be fitted to, agree to, accord with, ထၣ်ဆူထၣ်လိၣ်, ထၣ်လိၣ်ဖိးဒု. —, *v. t.* to please, content, မၤထၣ်အသး; to adapt, fit, make proper, မၤလီၤပလိၣ်, မၤခိၣ်အကထၣ်လိၣ်.

Suit'a-ble, *a.* fitting, proper, agreeable, accordant, ကြၢးထၣ်, ဘၣ်လိၣ်, လီၤပလိၣ်.

Suit'a-ble-ness, *n.* fitness, propriety, consistency. See SUITABLE.

Suite (sweet), *n.* attendants, retinue, အခုအပှၢ; a set, a series, တၢ်တဖၣ်ဘၣ်ဆးလိၣ်အသး; as, a suite of rooms, ဓၢးတဖၣ်ထၢအဘၣ်ဆးလိၣ်အသး. See SUIT, *n.* 1st def.

Suit'or, *n.* Law. one who prosecutes a demand of right in court, ပှၢတဝၢထၢအဆိးတၢ်; a petitioner, an applicant, ပှၢဆူထ

ရွဲတဝၢ; a wooer, a lover, ပှၢအိၣ်သကိးကထီၣ်မိၣ်ခုၣ်တဝၢ.

Sülk, *v. i.* to be morose or obstinate, ပၣ်က့ၣ်အနၢ, ထီၣ်လီၤထံ့အနၢ.

Sülk'i-ness, *n.* sullenness, moroseness. See SULKY.

Sülk'y, *a.* sullen, obstinate, morose, cross, နၢက့ၣ်, သးဆၢ, ထီၣ်လီၤတလူၤအနၢ. —, *n.* a carriage for one person only, ထ့ၣ်ကတၢ်ထၢတဝၢဖိးအဂီၢ်.

Sül'len, *a.* sour, cross, ill-natured, နၢက့ၣ်, နူက့ၣ်နၢပှၢ, အခု, ထၢပသိၣ်လိသိလိအိၣ်တန့ၢ.

Sül'len-ness, *n.* silent ill nature, intractableness. See SULLEN.

Sül'ly, *v. t.* to soil, dirt, မၤထၣ်အၢ; to tarnish in various ways, မၤစ့ၤလီၤတၢ်ကထြၣ်, မၤဆးလီၤအိၣ်; to tarnish character, stain, မၤဟးဂီၢ်အထၢကဝီၤဒိၣ်ဒိၣ်ဆံးဆံး.

Sül'phur, *n.* pulverized brimstone, ကးကမ့ၣ်.

Sul-phū're-ous, Sul-phū'ric, Sül'phur-ous, *a.* containing sulphur, အိၣ်ဆူၣ်ဖိးကးကမ့ၣ်; resembling sulphur, လီၤဝၣ်ကးကမ့ၣ်.

Sül'tan, *n.* ကျိၣ်တၢ်ကံၤအစီၤပၤအပံၤအသၣ်.

Sül'tri-ness, *n.* heat with a moist or close air. See SULTRY.

Sül'try, *a.* hot and moist, as air, ကိၣ်တဝံ, ကိၣ်တဝါ, ကိၣ်သဝံ.

Süm, *v. t.* (usually with up), to collect into one whole, as figures, compute, ပၣ်ဒိၣ်, ပၣ်ဆူၣ်; to bring into a small compass, condense, မၤစ့ၣ်လီၤတၢ်ကတိၤ, မၤသိးတၢ်တၢ်ကတိၤ; to sum up a case, ဘျီကျိၣ်အည့. —, *n.* the amount, of any number of particulars added together, တၢ်ပကိ, တၢ်ပၣ်ဒိၣ်ဆူၣ်ခဲထၢၣ်; the substance, amount, compendium, တၢ်ပၣ်ဒိၣ်ခဲထၢၣ်ထၢတၢ်ကတိၤစ့ၢ; a problem to be solved or worked out in arithmetic, ဖြးဘျီတၢ်သံကျိၣ်ထၢပထၣ်မၤန့ၢအတၢ်ဖိးဆၢ.

Süm'ma-ry, *a.* concise, compendious, short, ဘၣ်ဆးဖိးတၢ်ကတိၤစ့ၢ; performing in a short, off-hand manner, နီၤဖးတၢ်အဆၢထၣ်ဖိးမၤဝဲချ့. —, *n.* an abstract, an abridgement or compendium, ထီၣ်လွဲအပှၢထၢတၢ်

dq, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ğ as j; ğ as in ğet; s as z; x as gz; n as in linger.

ကတိပုဂ္ဂိုလ်တို့ကတော်တော်အားဖြင့်၊ ထိုကဲ့သို့ ဝေဖန်
 တော်.
 Süm'mer, *n.* the season, တက်ကီခါ, ဝါယုဉ်, ယုဉ်, ယုဉ်,
 အိဂါဒ်, သာလိတခဉ်.
 Süm'mer-sët, *n.* See SOMMERSAULT.
 Süm'mit, *n.* the top, the highest point, တံဆိပ်ခါ,
 ဝေဖန်ခဉ်; ——— of a house, the top angle of
 the roof, သမိမိခဉ်.
 Süm'mon, *v. t.* to call, cite or notify to
 appear, ကိးဆုဉ်ကိးကနားဆုအမဲဉ်ညါ.
 Süm'mong, *n.* a call to appear by authority
 at a place named, ထိုင်သားကိးနုဂ်ပုဂ်, ကိးဆုဉ်
 ပုဂ်; *Law.* a writ, a citation, ထိုင်သဉ်ပဉ်.*
 Süm'mum-bō'num, *Lat.* the chief good, တံသား
 အဂုဉ်ခဉ်ကတော်, တံသားအဘျားခဉ်ကတော်.
 Sümpt'er-horse, *n.* a baggage-horse, ကသုဉ်သား
 အမိဉ်တံဆိပ်ခဉ်ကတော်, သိးမိးတံဆိပ်ခဉ်ကတော်.
 Sümpt'ū-a-ry, *a.* တံဆိပ်ခဉ်ကတော်, တံဆိပ်ခဉ်
 တံသားခဉ်.
 Sümpt'ū-ous, *a.* costly, expensive, ထားအပွဉ်ခဉ်,
 ထားစုခါခါ; splendid, magnificent, ထား
 ဖျါထူးထူးတိတိ.
 Sümpt'ū-ous-ness, *n.* costliness, splendor. See
 SUMPTUOUS.
 Sün, *n.* the luminary, ခုဂ်. ———, *v. t.* to expose
 to the sun's rays, လိလိထားတံဆိပ်ခဉ်.
 Sün'bēam, *n.* ခုဂ်အလှတထိ, ခုဂ်အစုဂ်, ခုဂ်ခဉ်ဆုဉ်.
 Sün'-bright, *a.* ထားကတိပုဂ်အလှတထိ.
 Sün'-būrn't, *a.* တံဆိပ်ခဉ်ကတော်, ယုဉ်ထိုင်ခဉ်ဆုဉ်
 တံဆိပ်ခဉ်.
 Sün'day, *n.* the Sabbath, ခုဂ်ခဉ်ထံးအနုဂ်, ခုဂ်ခဉ်
 See SABBATH.
 Sün'der, *v. t.* to disunite, separate, sever, part,
 မာလိမာ, မာသုဉ်မာ.
 Sün'-dī'al, *n.* ထိုင်ခဉ်ကတော် (instrument) ထားဝေဖန်
 ခဉ်ကတော်, ထိုင်ခဉ်ကတော်, ထိုင်ခဉ်ကတော်.
 Sün'down, *a.* sunset, ခုဂ်လိလိ.
 Sün'-dried, *a.* တံဆိပ်ခဉ်ကတော်, ယုဉ်ထိုင်ခဉ်.
 Sün'dry, *a.* several, divers, ထားနုဂ်ခဉ်, မုဉ်တံဆိပ်ခဉ်.
 Sün'light, *n.* ခုဂ်အလှတထိ.
 Sün'lit, *a.* ကတိပုဂ်အလှတထိ.
 Sün'-proof, *a.* ခုဂ်အလှတထိ, တံဆိပ်ခဉ်, ထိုင်
 ဝါတံဆိပ်ခဉ်.

Sün'ny, *a.* like the sun, ခုဂ်အလှတထိ; proceeding
 from the sun, ထိုင်ခဉ်ကတော်အလှတထိ; exposed
 to the rays of the sun, မီးနုဂ်အလှတထိ.
 Sün'rise, Sün'ris-ing, ခုဂ်ထိုင်ခဉ်; the time of the
 sunrising, ခုဂ်ထိုင်ခဉ်အလှတထိ; the East,
 ခုဂ်ထိုင်ခဉ်.
 Sün'set, Sün'sët-ting, *n.* the setting of the sun,
 ခုဂ်လိလိ; the time of the sun's setting, ခုဂ်
 လိလိအလှတထိ; the West, ခုဂ်လိလိ.
 Sün'shine, *n.* ခုဂ်အလှတထိ.
 Sün'shīn-y, *a.* clear, sunny, တံဆိပ်ခဉ်ကတော်
 ဝါ; like the rays of the sun, လိလိ ခုဂ်
 တံဆိပ်ခဉ်.
 Sün'-strōke, *n.* ခုဂ်အလှတထိ, တံဆိပ်ခဉ်
 နုဂ်အလှတထိ, တံဆိပ်ခဉ်.
 Sūp, *v. t.* to drink by a little at a time, sip,
 ငြူးအိထံ, အိတံတံးမိးတံး; to eat the even-
 ing meal, အိတံအိတံထားဝါ.
 Sū'per, *pref.* (in composition), above, over, ထား
 အမိခဉ်; in excess, တံဆိပ်ခဉ်, ထိုင်ခဉ်.
 Sū'per-a-bound', *v. i.* to be abundant or ex-
 cessive, အိတံခါမး, အိတံခါခါခါခါ, ထိုင်ခဉ်.
 Sū'per-a-būnd'ance, *n.* excessive abundance.
 See SUPERABUNDANT.
 Sū'per-a-būnd'ant, *a.* excessively abundant,
 ထိုင်ခါခါခါ, ထိုင်ခဉ်.
 Sū'per-add', *v. t.* to add over and above, ထား
 ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော်, ထိုင်ခဉ်ကတော်.
 Sū'per-ad-dī'tion, *n.* See SUPERADD.
 Sū'per-an-gēl'ic, *a.* superior to the angels,
 ထားထိုင်ခဉ်ခဉ်, ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော်.
 Sū'per-ān'nu-ā'ted, *p. a.* disqualified by age,
 decrepit, ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော်, ထိုင်ခဉ်
 ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော် ထိုင်ခဉ်ကတော်
 ထိုင်ခဉ်ကတော်.
 Sū'per-ān'nu-ā'tion, *n.* decrepitude. See Su-
 PERANNATED.
 Su-pērb', *a.* grand, magnificent, elegant, ဝါ
 ခဉ်ခဉ်, ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော်; as, a superb edifice,
 or house, တံဆိပ်ခဉ်, ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော်;
 as a superb dress, တံဆိပ်ခဉ်ကတော်ထိုင်ခဉ်ကတော်.
 Sū'per-cār'go, *n.* ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော်
 ထိုင်ခဉ်ကတော်ထိုင်ခဉ်ကတော်.

ä, ê, î, ò, ù, ÿ, long; ä, ë, ï, ö, ü, ý, short; cäre, fär, läst, fäll, what; thère, veil, tērm; pique; dōne, fōr,

- Sū'per-ge-lēs'tial, *a.* above the firmament, ထိန့် ဗူမိန်တကွာ်.
- Sū'per-gil'i-oūs, *a.* haughty, proud, overbearing, သာအပင်အသးကဇာလာ, ဟ်ဒိန် အသး, တထိ ကွာ်ပှာဖျိန်ဒိယင်ဒိတန်.
- Sū'per-gil'i-oūs-ness, *n.* pride, haughtiness. See SUPERCILIOUS.
- Sū'per-ēm'i-nence, *n.* distinguished eminence. See SUPEREMINENT.
- Sū'per-ēm'i-nent, *a.* of surpassing excellence, အိန်ဒီးအလိာ်ထိန်ထိဂု နှိအဂါတဇ်: eminent above others, အလိာ်ထိန့်အလိာ်အဂါ. See EMINENT.
- Sū'per-ēr'o-gā'tion, *n.* See SUPEROGATORY.
- Sū'per-e-rōg'a-to-ry, *a.* exceeding duty, သာ အမာဝဲအါနှိအလိာ်အိန်ဝဲတကွာ်.
- Sū'per-ēx'cel-lence, *n.* superior excellence, တဂု ကတာ်.
- Sū'per-ēx'cel-lent, *a.* most excellent, သာအဂု ကတာ်, ဂုတုန်.
- Sū'per-fi'cial (-fish'al), *a.* being on the surface only, ခန့်, သာအဖိမိန်; shallow, not deep, ဒိန်, တထိင်တန်, ဒိန်ခန့်; comprehending only what is apparent, shallow, နှိဟ်သ့ဉ်ညါထဲ တာ်သာအအိန်ဖျိဝဲသာအဖိမိန်ဒီး.
- Sū'per-fi'cial-ly, *adv.* indifferently, သက္က; as, to do superficially, မာသက္ကအစုလိာ်. See SUPERFICIAL, *a.*
- Sū'per-fi'cial-ness, *n.* shallowness, slight knowledge. See SUPERFICIAL.
- Sū'per-fi'ciēs (fish'ez), *n.* the surface, သာမိတဒိ, တာ်ဖဲဒိန်, တာ်အလိာ်.
- Sū'per-fine, *a.* finished, refined, excellent, သာ အဘျကတာ်, သာအဂုကတာ်; not coarse, very small or thin, သာအဖြိကတာ်.
- Sū'per-flū'i-ty, *n.* superabundance, excess, တာ် သာအအါနှိဒီးပသုဒီးအလိာ်အိန်တကွာ်.
- Su-pēr'flu-oūs, *a.* more than enough, excessive, အိန်အါနှိအသးတကွာ်, အါထင်ကဲင်ဆိး.
- Sū'per-hū'man, *a.* above man, divine, သာ ပှာ ကညိအဖိမိန်, ဒီး.
- Sū'per-in-cūm'bent, *a.* reclining on another,

- အိန်ကွာ်လိာ်အသးထာတာ်ဂါအလိာ်, အိန် တခါန် လိာ် အသးထာတာ်ဂါအလိာ်.
- Sū'per-in-dūce', *v. t.* to influence by an additional reason, သဆန်ထိန်ပှာခဲသာအဂုဒီးတမံ; to bring in as an addition, မာအါထိန်တာ် အဂု.
- Sū'per-in-dūce'ment, Sū'per-in-dūc'tion, *n.* See SUPERINDUCE.
- Sū'per-in-tēnd', *v. t.* to oversee and control, အံးကွာ်ကွာ်ကွာ်ဒီးခိန်ညိပာတန်အိာ်.
- Sū'per-in-tēnd'ence, Sū'per-in-tēnd'en-cy, *n.* oversight, control, direction, တာ်အံးကွာ် ကွာ်ကွာ်ဒီးအမိအကဒီးသာအကခိန်ညိတာ်.
- Sū'per-in-tēnd'ent, *a.* overseeing, superintending, သာအအံးကွာ်ကွာ်ကွာ်ဒီးပာတန်အိာ်. —, *n.* one who superintends, a manager, an overseer, a director. See SUPERINTEND.
- Su-pe'ri-or, *a.* higher, upper, သာအထိတကွာ်; higher in rank or office, သာအလိာ်ထိတကွာ်: more excellent, သာအဂုဒိန်တကွာ်; more powerful, သာအမိအကဒီးဒိန်တကွာ်, အကျာ်, အသ့. —, *n.* one more advanced in age, ပှာအသးပှာတကွာ်; one more advanced in rank or power, ပှာသာအအိန်ဒီးအမိအကဒီးဒိန် တကွာ်, ပှာအိန်ကျာ်တဂါ.
- Su-pe'ri-ōr'i-ty, *n.* preëminence, advantage, excellence. See SUPERIOR.
- Su-pēr'la-tive, *a.* most eminent, surpassing all others, supreme, ကတာ်, တုန်; as, best, ဂုက တာ်, ဂုတုန်; highest, ထိကတာ်; worst, ဇာ ကတာ်; most powerful, သုတုန်. See DR. WADE'S Gram. အဂတိင်အဂြ, page 60. —, *n.* See SUPERTATIVE, *a.*
- Su-pēr'nal, *a.* having a higher position, သာအ လိာ်ထိတကွာ်; relating to things above, ce-lestial, heavenly, တန်စားဒီးမူဒိန်အတာ်တဇ်.
- Sū'per-nā'tant, *a.* floating or swimming on the surface, ထိန်ဖိ, ကဖိ.
- Sū'per-nāt'ū-ral, *a.* above nature, miraculous, သာနုသာ်အလုာ်အထင်အဖိမိန်, သာအတာ်မိတာ်ကမိ ဒိန်နှိပှာကညိအမိအကဒီးတကွာ်, လိာ်အဝဲ.
- Sū'per-nū'mer-a-ry, *a.* exceeding in number or quality, beyond the necessary num-

dg, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as ĵ; ĝ as in ĝet; ſ as z; x as gz; n as in linge .

Sup-ply', *v. t.* to fill up a deficiency, မေးထားပေးပေး; to furnish, provide, as food, ထုတ်လုပ်ပေးပေး; လုပ်ပေးပေးထားတာကို အစားထိုးပေးပေးခြင်း; to serve instead of, မိမိမဟုတ်ဘဲ အစားထိုးပေးပေးခြင်း။——, *n.* the act of furnishing what is wanted, တာဝန်အစားထိုးပေးပေးခြင်း; the things furnished, *pl.* supplies, stores; as, for an army, တပ်မတော်အတွက် အစားထိုးပေးပေးခြင်း, တပ်မတော်အတွက် အစားထိုးပေးပေးခြင်း။

Sup-pört', *v. t.* to prop up, ခုခံထိန်းသိမ်းပေးပေးခြင်း, တာဝန်ထိန်းသိမ်းပေးပေးခြင်း; to bear, sustain, တာဝန်ထိန်းသိမ်းပေးပေးခြင်း, ခုခံထိန်းသိမ်းပေးပေးခြင်း; to endure, တွက်ခွဲခံစားခြင်း; to endure with fortitude, တွက်ခွဲခံစားခြင်း; to aid, assist, stand by, အကူအညီပေးပေးခြင်း, မတူမတူ, မတူမတူ ထိန်းသိမ်းခြင်း; to sustain by argument, vindicate, defend, ကတိပေးပေးခြင်း, ထိန်းသိမ်းပေးပေးခြင်း; to bear the expense of maintenance, ထိန်းသိမ်းပေးပေးခြင်း; to maintain with food &c. ချုပ်ချုပ်ထိန်းသိမ်းခြင်း; to sustain, as a good character, ပုံစံအတိုင်း ထိန်းသိမ်းပေးပေးခြင်း; to represent well, as an actor, အကောင်အထည်ဖော်ခြင်း။——, *n.* the act of upholding sustaining &c. assistance, succor, တာဝန်ထိန်းသိမ်းပေးပေးခြင်း, တာဝန်ထိန်းသိမ်းပေးပေးခြင်း; sustenance, food, တာဝန်ထိန်းသိမ်းပေးပေးခြင်း; anything which supports, a prop, a stay, ချုပ်ချုပ်ထိန်းသိမ်းခြင်း, အကူအညီပေးပေးခြင်း; that which aids, a help, တာဝန်ထိန်းသိမ်းပေးပေးခြင်း, တာဝန်ထိန်းသိမ်းပေးပေးခြင်း။

Sup-pört'a-ble, *a.* endurable, tolerable, ထိန်းသိမ်းနိုင်ခြင်း; maintainable, ထိန်းသိမ်းနိုင်ခြင်း။

Sup-pös'a-ble, *a.* imaginable, ထိန်းသိမ်းနိုင်ခြင်း။

Sup-pöse', *v. i.* to imagine, think, တွေးခေါ်ခြင်း, ဆိုက်ခေါ်ခြင်း; to admit to be true for the sake of argument, assume, ခုခံထိန်းသိမ်းပေးပေးခြင်း, ထိန်းသိမ်းပေးပေးခြင်း; to infer, deduce, ကွဲထွက်ခြင်း, ထိန်းသိမ်းပေးပေးခြင်း; to imagine, ဆိုက်ခေါ်ခြင်း, ထိန်းသိမ်းပေးပေးခြင်း။

Süp'po-si'tion. *n.* hypothesis, assumption. See SUPPOSE.

Süp'po-si'tion-al, *a.* supposed, hypothetical, ထိန်းသိမ်းပေးပေးခြင်း။ See HYPOTHETICAL.

Sup-pös'i-ti'tious, *a.* not genuine, spurious, ပုံစံအတိုင်း ထိန်းသိမ်းပေးပေးခြင်း, တာဝန်ထိန်းသိမ်းပေးပေးခြင်း။

Sup-präss', *v. t.* to crush, subdue, quell, ထုတ်လုပ်, ထိန်းသိမ်း, မေးပေး; to restrain feeling, repress, ထိန်းသိမ်း; to retain without disclosure, conceal, ထိန်းသိမ်း, မေးပေး; to stifle, smother, မေးပေး; to check or stop a discharge, မေးပေး, ထိန်းသိမ်းခြင်း။

Sup-präs'sion, *n.* overthrow, concealment, obstruction. See SUPPRESS.

Süp'pu-räte, *v. i.* to generate pus, mature, ထိန်းသိမ်းခြင်း။

Süp'pu-rät'ion, *n.* maturation, ထိန်းသိမ်းခြင်း။

Su-präm'a-cy, *n.* higher authority or power, တာဝန်ထိန်းသိမ်းပေးပေးခြင်း, တာဝန်ထိန်းသိမ်းပေးပေးခြင်း။

Sü'prä, *Lat. a.* a prefix. See SUPER.

Su-prême', *a.* highest in authority, said of men, ထိန်းသိမ်းပေးပေးခြင်း; of God, ထိန်းသိမ်းပေးပေးခြင်း; highest, ထိန်းသိမ်းခြင်း; greatest, ထိန်းသိမ်းခြင်း; most excellent, ထိန်းသိမ်းခြင်း။

Sür, *a. Fr.* a prefix, signifying above, over, beyond upon, ထိန်းသိမ်းခြင်း, ထိန်းသိမ်းခြင်း။

Sur-chärg'e', *v. t.* to overload, overburden, တာဝန်ထိန်းသိမ်းပေးပေးခြင်း, ထိန်းသိမ်းပေးပေးခြင်း။

Sür'çin-gle, *n.* a saddle-girth, ထိန်းသိမ်းပေးပေးခြင်း။

Süre, *a.* certain, unfailling, ထိန်းသိမ်းခြင်း, ထိန်းသိမ်းခြင်း; secure, ထိန်းသိမ်းခြင်း; assured in mind, confident, positive, ထိန်းသိမ်းခြင်း, ထိန်းသိမ်းခြင်း; firm, permanent, unfailling, ထိန်းသိမ်းခြင်း; to make sure, မေးပေးခြင်း, ထိန်းသိမ်းခြင်း; —, *adv.* doubtless, surely, ထိန်းသိမ်းခြင်း။

Süre'ty (shür'ty), *n.* certainty, တာဝန်ထိန်းသိမ်းပေးပေးခြင်း, တာဝန်ထိန်းသိမ်းပေးပေးခြင်း; security, safety, တာဝန်ထိန်းသိမ်းပေးပေးခြင်း, တာဝန်ထိန်းသိမ်းပေးပေးခြင်း; one bound for another, a bondsman, a bail, တာဝန်ထိန်းသိမ်းပေးပေးခြင်း, ထိန်းသိမ်းပေးပေးခြင်း။

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; g̃ as j; g̃ as in g̃et; s̃ as z; x̃ as gz; ñ as in linger

Sure'ty-ship, *n.* တာ်အုၣ်အသး,တာ်အုၣ်ခိၣ်အသး.
 Sûrf, *n.* ထံခံၣ်ပိၣ်ထာ်အတၢ်ထာ်မ့ၢ်ဂ့ၢ်, ကာ်ကိၤမ့ၢ်ဂ့ၢ်.
 Sûr'face, *n.* the exterior, the outside, တာ်ထာ်မိ
 တမိ,တာ်ဖိးခိၣ်အုၣ်ခိၣ်,တာ်အလိၤ.
 Sûr'feit, *v. t.* to overfeed, cloy, ဒုးအိၣ်တာ်တုၤအ
 အိၣ်ဝဲတဲလဲထာ်ထာ်.——, *v. i.* to eat excess-
 ively, အိၣ်လုၣ်ကိတာ်တုၤဒုၣ်ထဲၣ်အသးကထဲၤ.
 ——, *n.* excess in eating and drinking,
 satiety, တာ်သးပွဲၤအိၣ်ထာ်အိၣ်လုၣ်ကိတာ်အဆိ.
 Sûr'feit-er, *n.* a glutton, a gormand, ပုၤထာ်အ
 လုၣ်ကိလုၣ်ကိတၢ်တၢ်.
 Sûr'ge, *n.* a large wave or billow, ထပိမ့ၢ်.——,
v. i. to swell, rise high and roll, as waves,
 ထပိထိၣ်; to slip back, as a cable, လိၤတ
 ထိၣ်က့ၤ.
 Sûr'geon (sûr'jun), *n.* ကသိၣ်သရၣ်ထာ်အမၤအိၣ်က့ၤ
 ပုၤစုကံၢ်ခိၣ်ကိၤဖိးတာ်ခိၣ်တၢ်တၢ်, ပုၤထာ်အမၤအိၣ်
 က့ၤတာ်ထာ်အစုသ့အဆိတဂၤ.
 Sûr'ger-y, *n.* the art of healing by manual
 operation, ကသိၣ်သရၣ်အစုသ့အတၢ်မၤ.
 Sûr'gic-al, *a.* pertaining to surgeons or sur-
 gery, ထၣ်ပးဖိးကသိၣ်သရၣ်အစုသ့တဂၤမၤအိၣ်
 က့ၤတာ်.
 Sûr'li-ness, *n.* moroseness, ill nature, crabbed-
 ness. See SURLY.
 Sûr'ly, *a.* morose, crabbed, cross, ညီၣ်နီၣ်မၤကိၤအ
 သး,ထုၣ်န့ၣ်.
 Sur-mise', *v. t.* to conjecture, suppose, sus-
 pect, ဝးကွၢ်,တထံကွၢ်,တသ့ၣ်ညါတတၢ်ထၣ်သန့
 က့ၤဆိကိၣ်ထာ်အမ့ၢ်.——, *n.* supposition,
 suspicion. See SURMISE, *v. t.*
 Sur-mount', *v. t.* to rise above, ထီၣ်ထးဆူတာ်ဖိ
 ခိၣ်; to overcome, conquer, subdue, မၤန့ၢ်
 တၢ်; to surpass, exceed, ထဲၤတပၣ်ကွၢ်.
 Sur-mount'a-ble, *a.* capable of being over-
 come, ထာ်ပမၤန့ၢ်သ့,ထာ်ပထီၣ်ထးဆူအဖိခိၣ်သ့.
 Sûr'nāme, *v. t.* to give a family name, to add
 a Christian name, ဟ့ၣ်အပံၤထာ်အပံၤအ
 ခိၣ်ထံးအဖိခိၣ်.——, *n.* a family name, the
 name of the father, တာ်အပံၤထာ်အဖိခိၣ်တ
 လုၢ်; as, Henry Smith, ဟ့ၣ်န့ၢ်ခမံၣ်, ခမံၣ်မ့ၢ်
 အ surname; ပံၤထီၤဖိးပုၤကညိတၢ်တၢ်အ sur-
 name တအိၣ်ထာ်.

Sur-pāss', *v. t.* to exceed, excel, outstrip, ထဲၤ
 ကပၣ်ကွၢ်,ထဲၤန့ၢ်ထဲၤတက့ၢ်,ထဲၤတထာ်ကွၢ်တၢ်.
 Sur-pāss'ing, *a.* supremely excellent, ပုၤန့ၢ်တၢ်
 ထဲၤတက့ၢ်.
 Sûr'plīce, *n.* အိၣ်ကိၤထာ်အဲၣ်ဂထံၣ်အသရၣ်ကထဲၤတမ့ၢ်.
 Sûr'plus, Sûr'plus-age, *n.* overplus, excess,
 တာ်အိၣ်အုၣ်.
 Sur-pris'al, *n.* the taking of one unawares, a
 surprise. See SURPRISE, *n.*
 Sur-pris'e', *v. t.* to take unawares, မၤဖုးအသး;
 to strike with wonder, ဒုးကမၤကမ့ၢ်; to
 confuse the mind, ဒုးကတုၤအသး.——, *n.*
 astonishment, amazement, sudden won-
 der, တာ်ကမၤကမ့ၢ်တကိၤခါ.
 Sur-pris'ing, *a.* extraordinary, wonderful, ထၣ်
 ပးဖိးတာ်ကမၤကမ့ၢ်အလိၤ, ထာ်အဒုးကမၤကမ့ၢ်ပုၤ.
 Sur-rēn'der, *v. t.* to yield to another, give up,
 ဆိၣ်လိၤအသးဖိးထုၣ်က့ၤဝဲ. ——, *v. i.* to ten-
 der over to another, yield, submit, ဆိၣ်
 လိၤအသးဖိးတမၤသး. ——, *n.* the act of
 yielding. See SURRENDER, *v. t.*
 Sûr'rep-ti'tious, *a.* done by stealth, or with-
 out authority, တၢ်မၤလုၣ်ထာ်အခွဲးတအိၣ်ထာ်.
 Sûr'ro-gāte, *n.* a deputy, a delegate, ဝဒိၣ်အခါ
 ဝးတဂၤ,ပုၤထာ်အလုၣ်ထာ်အပိၣ်အလိၤ; a judge
 of probate, ပုၤပၤတၢ်ပုၤထံၣ် (will)တၢ်တၢ်, နိပ
 ဖိးတာ်အသးထံၣ်ထာ်ပးဖိးပုၤထံၣ်ထာ်အလုၣ်တၢ်အလုၣ်
 အံၤပုၤလုၤ. See PROBATE.
 Sur-round', *v. t.* to encompass, encircle, in-
 vest, ကဖိးဆဲၣ်,ကဖိးတရံးဝဲ.
 Sur-tout' (-toot'), *n.* a long overcoat, ထီၣ်ထာ်
 အဖိခိၣ်တကလုၣ်.
 Sur-veil'lançe (sur-vāl'yans), *n.* watch, over-
 sight, တၢ်မိးကွၢ်ထုၣ်တၢ်, တၢ်ကွၢ်ထုၣ်.
 Sur-veil'lant, *n.* an overseer, a spy, ပုၤထာ်အ
 ကွၢ်ထုၣ်တၢ်တဂၤ,ပုၤကွၢ်လုၣ်ထာ်တဂၤ.
 Sur-vey', *v. t.* to take a view of, ကွၢ်ထီၤ,ကွၢ်ထီၤ;
 to view in order to make some decision,
 examine, နိသးအကံၢ်ညီၣ်တၢ်တပံၤပံၤဖိးသ
 ပံၤသမိးကွၢ်ဝဲ; to examine and mark the ap-
 proaches of a coast, harbor &c. to rec-
 onnoitre, ဝိၣ်ထဲၣ်အန့ၢ်ကွၢ်ဝဲထံထံထးသးအက
 သ့ၣ်ညါကဘိက့ၤဝဲ; to measure land, ထီၣ်

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāl, what; thēre, veīl, tērm; pīque; dōne, fōr,

Süt'ler, *n.* ဖုလထာဆထဲဆါတၢ်ဆိတၢ်ဆိထာသုးရၢ်သံင်
ဘိဆကျါ.

Sut-tee', *n.* ရၢ်ကဲထာဆထံတၢ်ကုၢ်ဆိဖီဗွၢ်ဆုၢ် ဒါဒါဒါ
ဆဝါဆမိၣ်.

Süt'üre (süt'yur), *n.* the act of sewing, တၢ်ဆး;
the seam sewed, ဆးတၢ်ဆကျါ; *Anat.* the
seam which unites the bones of the skull,
မိၣ်ကုဆတၢ်ဆဲးသုးဆး, မိၣ်သၢ်ဆဲးဆါ.

Sü'ze-rain, *n.* a feudal lord, ထံဒါကီၢ်ဒါဆကၢ်,
တၢ်မိၣ်ဆကၢ်.

Sü'ze-rain-ty, *n.* paramount authority or com-
mand, တၢ်ပထၢ်တၢ်ဆမိဆကမိဒိၣ်ကတၢ်ဆလီၢ်.

Swab, *n.* a mop for cleaning or drying floors,
နီၣ်ထွါတၢ်; a small mop, or a bit of cloth or
sponge fastened to a stick, for cleansing
the mouth of the sick, နီၣ်ထွါတၢ်မိ. —,
v. t. to wipe with a swab, ထွါတၢ်ထာနီၣ်ထွါ.

Swad'dle, *v. t.* to swathe, as an infant, ဘိတၢ်ဆဲး
ထာတၢ်ကံးညှၢ်.

Swad'dling-clóth, *n.* တၢ်ကံးညှၢ်မိထၢ်ထာပ ဘိၣ်ထံ
သၢ်ဆိၣ်ဖျၢ်သီ.

Swäg, *v. i.* to sink down by its own weight,
lean, sag. See SAG.

Swäg'ger, *v. i.* to boast or brag, to bully, blus-
ter, ပၣ်မိၣ်ဆသး, ကတိၤထုကတိၤဆဲးတၢ်, ကတိၣ်မိၣ်ဆ
လီၢ်, ထဲတၢ်ကဗျၢ်ထံထု. —, *n.* boastfulness,
insolence. See SWAGGER, *v. i.*

Swain, *n.* a young man living in the country,
a rustic, မိၣ်သၢ်ခွါဘၣ်ဆးဒါဒါပၢ်ထာကျါတၢ်; a
rustic lover, (used in poetry), ပၢ်ထာကျါမိ
ထာဆဆဲၣ်မိၣ်ရၢ်တၢ်.

Swal'lów, *n.* *Ornith.* the European swallow,
ထိၣ်ဘျၢ်ဘျၢ်; the house-martin, ထိၣ်ဘျၢ်ဘျၢ်
မိ; the edible-nest maker, ဖိၣ်ထဲၣ်ဘျၢ်ဘျၢ်;
the gullet or esophagus, the throat, ကိၣ်
ထုၢ်ကျါ; as much as may be swallowed at
once, a gulp, တထုၢ်. —, *v. t.* to take
into the stomach by the throat, ထုၢ်လီၤ;
to ingulf, absorb,—usually followed by
up, ထုၢ်လီၤကွၢ်. See ၄၆၁. ၁၆.

Swamp (swömp), *n.* low, wet land, a marsh,
a bog, တၢ်ထုၢ်ထုၢ်. —, *v. t.* to plunge,
whelm or sink in a swamp, မၤလီၤထုၢ်; to

sink, or cause to become filled, as a boat
in water, မၤလီၤထုၢ်ဒါ.

Swamp'y, *a.* low and wet, boggy, marshy,
ထိၣ်ဒါဒါထုၢ်ထုၢ်, မၤဆသးထုၢ်ထုၢ်.

Swan, *n.* ထိၣ်ဒါဒါထာဆလီၢ်ထိၣ်တၢ်တကထုၣ်.

Swap, *v. t.* to exchange, swap, ထဲထိၣ်တၢ်.

Sward, *n.* the grassy surface of land, turf, တၢ်
မိၣ်ဆဲးမိၣ်ထာနီၣ်ဆဲးတၢ်ဆဲးသုး. —, *v. t.* to cover
with turf, မၤထာထိၣ်မိၣ်ထာနီၣ်ဆဲးတၢ်ဆဲးသုး.

Swarm, *v. i.* to collect and leave the hive in
a body, as bees, ထးကု; to collect in a
crowd, throng, ထိၣ်မိၣ်ဆါဆါဒါဒါ; to be
crowded, as animals in motion, တၢ်ထိၣ်တၢ်
လီၤ. —, *n.* a multitude, a crowd, a swarm;
as, of bees, ကဲးတၢ်; —of small animals,
တၢ်ထိၣ်မိၣ်ဆိၣ်မိၣ်; —of people, တၢ်ထိၣ်မိၣ်မိၣ်
မိၣ်ဆါဆါထဲ; —of insects flying in
the air, တၢ်ထုၢ်ကတၢ်ကတၢ်.

Swarth, Swarth'y, *a.* of a dark color, tawny,
swart, ထာဆဲးသုထၢ်ဆါ.

Swarth'i-ness, *n.* a dusky or dark complexion.
See SWARTHY.

Swash, *n.* a dashing of water, a splash, တၢ်ဆဲး
ဒါ, တၢ်ဆဲးတၢ်ဆဲးဒါ. —, *v. i.* to bluster, brag.
See BLUSTER.

Swath (swawth), *n.* a band or fillet, a bandage,
တၢ်ကံးညှၢ်ထာဆကတၢ်ဆဲးတၢ်ဆဲးဒါ; a line of
grass, &c. mowed down, တကျါ, တငါ; the
breadth of a sweep of a scythe, a swarth,
တၢ်ကုဆုၢ်ထုၢ်ထုၢ်တကျါထုၢ်မိၣ်တုၢ်.

Swathe, *v. t.* to bind with a swath or bandage,
ဘိၣ်ဘိၣ်ဆဲးထာတၢ်ကံးညှၢ်. —, *n.* a bandage,
တၢ်ဘိၣ်ဘိၣ်ဆဲးထာတၢ်ကံးညှၢ်.

Swäy, *v. i.* to lean to one side, ထိၣ်ဒုး, ထိၣ်တုး.
—, *v. t.* to cause to incline, bias, ဒုးကွၢ်
မိၣ်ဆဲးဆါစုၢ်; to move or wield with the
hand, တံးဆဲးကျါ, ကျါဒါဒါမၤဆဲးဆဲးသုး; to
rule, govern, ပၢ်ဘၣ်နီၣ်ညိၣ်. —, *n.* in-
fluence, တၢ်ဆုၢ်မၤတၢ်မိၣ်ဆဲးဒါ; rule, domin-
ion, တၢ်နီၣ်ညိၣ်ပၢ်ထာ.

Swear, *v. i.* to take an oath, ဆိၣ်တၢ်, ထုၣ်လီၤဆ
သး. —, *v. t.* to administer an oath to,
ဒုးဆိၣ်လီၤထာတၢ်ဆဲးတၢ်ဆဲးဒါ; to use the

ä, é, ï, ö, ü, y, long; ä, ê, î, ô, û, ÿ, short; cäre. fär, läst, fjäll, what; thère, veil, tärn; pique; done, för,

name of God or sacred things profanely, ပွားထပ်ယူစေခံမိစားတိတိဆွဲဆဲကလိကလိ.

Sweat, *n.* perspiration, ကပေး. —, *v. i.* to perspire, ကပေးထိပ်. —, *v. t.* to cause to perspire, ဒူးကပေးထိပ်.

Sweat'y, *a.* to be moist with sweat, မိခိမိခိစကပေးကဝါ, ထပ်မိခိထာကပေး; toilsome, difficult, တာကိတိခဲ.

Sweep, *v. i.* to pass with swiftness and violence, as the wind, ကထိအူသဒ္ဓိတိ; —as fire, နှင်အူထိပ်သဒ္ဓိတိ; to glide along near the surface, လိထြင်. —, *v. t.* to clean or clear away with a broom, ခွဲကွပ်, ကရိုကွပ်, ခွဲထိပ်ကွပ်; to remove with celerity and violence, carry off, မကွပ်ဆုတ်; to strike a musical instrument with a long stroke, ဒူးတီးထပ်ထပ်သေးသေး; to draw or drag over, as the bottom of a river, ကမုန်ကဝ်. —, *n.* the act of sweeping, တာခွဲကွပ်, တာခွဲထိပ်ကွပ်; extent of reach, အထိမဲပတုသု; applied to motion, တာခွဲခွဲ; as, the sweep of the gate, ဝဲထြဲထောခွဲခွဲ; a sweeper, ပွားခွဲကွပ်တာတဂါ.

Sweet, *a.* pleasant to the taste, saccharine, ဆေး; pleasing to the smell, fragrant, နှစ်; pleasing to the ear, dulcet, melodious, ရှင်နှစ်; pleasing to the eye, beautiful, ဟိထေး; fresh, not salt, as fish, ညှပ်သံကစဲ; as water, ထျှါ, တဟိထပ်; fresh, not soured, as milk, ဝိပ်ထိပ်သေး, တဆိပ်ဟိထပ်; fresh, not stale, အထိ; soft, mild, gentle, ကလွန်ကလွန်, ရှင်. —, *n.* a darling, သေးဘိ, သေးမိခိမိ; *pl.* sweets, sweet-meats, preserves, and the like, confectionery, တာဆေး.

Sweet'-bread, *n.* ကိပ်ဆေး. See also PANCREAS.

Sweet'en, *v. t.* to make sweet to the taste; as, to sweeten tea, မေးဆေးထပ်ထပ်ထပ်ထပ်; to make pleasing to the mind, မေးရင်ထေးထေး; to make pure, မေးဝါထိပ်, မေးစိထိပ်.

Sweet'-heart, *n.* a mistress, ထိပ်မိထိပ်တိ; a lover, အထာအိပ်တိတဂါ.

Sweet'ish, *a.* ဆေးတစဲစဲ, သေးဆေးဆေး.

Sweet'-meat, *n.* fruit preserved with sugar, တာထပ်ထပ်ထပ်ထပ်ထိမိထိမိအိထိထပ်ထပ်.

Sweet'ness, *n.* တာဆေး, တာဆေးရပ်. See SWEET, *a.*

Sweet'-scent'ed, Sweet'-smell'ing, *a.* fragrant, နှစ်, နှစ်နှစ်.

Sweet'-tem'pered, *a.* amiable, gentle, patient, မိခိမိသေးဝါ, သူခိမိသေးဝါ, မိခိမိတိဝိသေးစူ.

Swell, *v. i.* to grow bigger, as seed germinating, ကနှစ်ထိပ်; to become distended or turgid, as a tumor, ညှိထိပ်; to rise, as water in a river or the sea, ဝင်ထိပ်, မိခိထိပ်; to rise into large waves, ထိပ်ရိပ်, ထာရိပ်ထိပ်; to be inflated, puffed up or out, ကမိထိပ်, ပထိထိပ်; to protuberate, bulge out, ကမိထိပ်; to become larger in amount, အထိထိပ်ထိပ်; to become larger in size, expand, မိခိထိပ်; to increase in sound, အထိပ်မိခိထိပ်; to be inflated with pride or passion, ပင်ကမိထေးထေး, မေးထေးကေးထေး. —, *v. t.* See SWELL, *v. i.* —, *n.* large waves or billows; as, the swell of the sea, မိခိထိပ်ဝင်ထိပ်, မိခိထိပ်ထပ်ထိပ်ထိပ်; an extension of bulk, တာမိခိထိပ်; an ascent or elevation of land, တာထွပ်မိခိ; an increase of sound, အထွပ်မိခိထိပ်.

Swell'ing, *n.* a tumor or any morbid enlargement, တာဝင်ထွပ်ထွပ်, တာဝင်ထိပ်ထွပ်ထွပ်, တာညှိထိပ်; a protuberance, a prominence, အထိထိပ်; an inflation with pride or passion, တာပင်ထေးထေးကေးထေး, တာပင်ကမိထေးထေး.

Swelt'er, *v. i.* to be overcome with heat, ကိထိထပ်. —, *v. t.* မေးကိထိထပ်ထပ်.

Swelt'ry, *a.* sultry (rare), ထေးထိပ်ထိပ်ထိပ်ထိပ်.

Swerve, *v. i.* to deviate, wander, ထေးမိခိထွပ်, ထေးကမိခိထွပ်.

Swift, *a.* rapid, quick, fleet, အရှု. —, *n.* the current of a stream, ထွပ်ထွပ်ထွပ်ထွပ်; a reel for winding yarn, &c. (used in the plural), မိခိထွပ်; a kind of swallow, ထိပ်ထထထထ. See SWALLOW.

Swift'ness, *n.* celerity, speed, rapidity. See SWIFT, *a.*

Swift'ly, *adv.* rapidly, quickly, ရှုရှု, ရှုရှု, ရှုရှု.

Swig, *v. i.* to drink greedily, swill, ထိထထထ.

Swill, *v. t.* to drink greedily, ထိထထထ, ထိထထထ.

do, wOLF; fURL, RYDE, PUSH; e. i. o. silent; c as s; ch as sh; g as j; g as in get; s as z; x as gz; n as in linger.

Sÿl'a-büs, n. an abstract, ထိင်ထာပဝ်ဆုင်ဆုင်ဖိ
ပှ်တခိုင်တပူထီ.

Sÿl'lo-g'is'm, n. တၢ်ကွဲၤထီၤတၢ်တခိုင်ဖိသိးပကဆိကမိဉ်ခဲ
ထၢ်တတၢ်မိထီၤ, ပသုဉ်ညါထၢ်ဆံၤတၢ်နွဲၤခါဝဲသတးမိး
ဆဂၤတခံၤကခိုင်သမိးလီၤ; ဆမိတခံၤမၤ ဆထးစံၤ,
ဣဉ်တခိုင် (plants) ဝဲၤစ့ၢ်ဆထးတသ့ထဉ်, ဣဉ်ခါခါ
ဣဉ်တခံၤ, သတးမိးဣဉ်ခါဝဲၤစ့ၢ်ဆထးတသ့ထဉ်.

Sÿl'lo-g'is'tic, a. ထၢ်ဆးမိး syllogism.

Sÿl'lo-g'ize, v. i. သ့ဉ်ညါထၢ်တၢ်ဆံၤတၢ်နွဲၤခါဝဲသတး
မိး, သ့ဉ်ညါခါဝဲၤစ့ၢ်ဆထးတၢ်ဆဂၤတခံၤကခိုင်သပှ်တၢ်
ထီၤ. See SYLLOGISM.

Sÿlph, n. a fairy, a fay, ခုၢ်ဆိဉ်ခုၢ်ဆိ.

Sÿl'van, a. rural, forest-like, woody, ထၢ်ဆး
မိးပှ်ထၢ်ကျါ, ထၢ်ဆးမိးသ့ဉ်ဖိဝဉ်ဖိ, ဆိဉ်မိးသ့ဉ်ဖိ
ဝဉ်ဖိဆါ.

Sÿm'bol, n. an emblem, a figure, a type, တၢ်တ
ခံၤမံၤထၢ်ဆကဲတၢ်ဂၤဆတၢ်ပနီဉ်ခါဝဲၤစ့ၢ်, ဆမိ ဆထဲၢ်
ခါဝဲၤစ့ၢ်, တၢ်ဆမိ.

Sym-böl'ic, Sym-böl'ic-al, a. typical, ထၢ်ဆမၤ
ဣဉ်ထီၤတခံၤမံၤထၢ်ပှ်န့ၢ်တပၢ်ဆဉ်, ထၢ်ထီၤ
ဂံၢ်မိးထီၤတခံၤထၢ်ဆန့ၢ်တပၢ်ဝဲဆဂီၢ်.

Sÿm'bol-ize, v. i. to have a resemblance of pro-
perties, ထီၤပလိင်ထၢ်တၢ်ဆဂၤတခံၤ. —, v. t.
to make to agree in properties or quali-
ties, ခုးထီၤပလိင်ထၢ်တၢ်ဆဂၤတခံၤ; to repre-
sent by a symbol, မၤဣဉ်ထီၤတၢ်ထၢ်ပှ်ထီၤ
ဆဉ်ခါဝဲၤစ့ၢ်, ထၢ်ပှ်န့ၢ်တပၢ်ဆဉ် ခါဝဲၤစ့ၢ်, ထၢ်ထီၤ
ဆမိ. See SYMBOL.

Sym-mët'ric-al, a. having its parts in due pro-
portion to each other, ထၢ်ဆဒုဆဣဉ်ဆက့ၢ်
ဆဂီၢ်ဆဉ်ထီၤဆထးမိးတၢ်ထီၤမိးဆမိပှ်ခါဝဲၤစ့ၢ်ထီၤ.

Sÿm'me-try, n. a harmonizing relation be-
tween the parts, proportion. See SYM-
METRICAL.

Sÿm'pa-thët'ic, a. sympathizing. See SYMPA-
THIZE.

Sÿm'pa-thize, v. i. to feel with and for another,
မိသ့ဉ်မိသး, သ့ဉ်ဆုးသးဆုးသကိး, သးခုဆုဉ်မိးပှ်ဂၤ,
သးဆုးဆုဉ်မိးပှ်ဂၤ; to pity, compassionate,
သးကညီၤ.

Sÿm'pa-thy, n. fellow feeling, တၢ်မိသ့ဉ်မိသး;
commiseration, pity, တၢ်သးကညီၤ.

Sÿm-phön'ic, Sym-phō'ni-ou's, a. accordant,

harmonious, ထၢ်ဆးမိးပှ်ဆထးတၢ်ခါဝဲၤစ့ၢ်, တန့ၢ်သိ
တုၢ်မိးတၢ်ခါဝဲၤစ့ၢ်, ထၢ်ဆထးတၢ်ခါဝဲၤစ့ၢ်, ထၢ်ဆထးတၢ်ခါဝဲၤစ့ၢ်
ဆထး.

Sÿm'pho-ny, n. harmony of sounds, ထၢ်ဆိဉ်ဆူ
လိင်မိးလိင်.

Sÿmp'tom, n. a sign, a token or indication,
တၢ်ပနီဉ်, တၢ်ဆုးန့ၢ်ဣဉ်ထီၤတၢ်ဆဂၤထီၤဝဲထံ
မံၤ.

Sÿmp'to-mät'ic, a. pertaining to symptoms,
ထၢ်ဆးမိးဆတၢ်ပနီဉ်ထၢ်ဆမၤဣဉ်ထီၤတၢ်ဆဂၤထံ
မံၤ; indicative of, ထၢ်ဆဆုးန့ၢ်တၢ်ဂၤတခံၤ.

Sÿn'ä-gögue (sïn'a-gög), n. a Jewish house of
worship, သ့ဉ်ဆိဉ်; an assembly of Jews
met for worship, ပှ်ဣဉ်ထီၤထီၤတၢ်ဆိဉ်မိဉ်.

Sÿneh'ro-nal, Sÿn-chrön'ic-al, a. happening
concurrently, simultaneous, ထၢ်ဆမၤဆထး
တၢ်ထီၤထီၤတၢ်ဆဂၤတခံၤမံၤ.

Sÿneh'ro-nism, n. the concurrence of events,
simultaneousness, ထၢ်တခိုင်ထၢ်ဆကဲထီၤတ
ဘျီထီၤ, ထၢ်ဆထီၤတဘျီထီၤ.

Sÿneh'ro-nize, v. i. to agree in time, မၤဆထးတ
မိးထီၤ, တဆၢတကတီၢ်ထီၤ, တဘျီထီၤ.

Sÿn'co-päte, Sÿn'co-pize, v. t. See SYNOPE.

Sÿn'cō-pe, n. Gram. the omission of one or
more letters from the middle of a word,
ထၢ်ပံၤထီၤထဲၤထီၤခဲၤဣဉ်တဣဉ်တဣဉ်, ဆမိမၤဆထး
စံၤ; as, ev,ry for every, e တဘီထီၤထီၤထဲၤ;
Med. a fainting fit, a swoon, တၢ်သံတထူၢ်,
တၢ်သံတထူၢ်ဘိတက့ၢ်.

Sÿn'dic-ate, n. a council for the transaction
of business for others, ပှ်ထီၤမိဉ်ကၢ်နီဉ်
ဆုဉ်ထီၤဆထးထၢ်တၢ်ဆဂၤတခံၤမံၤ.

Sÿn'od, n. a council or assembly of ecclesias-
tics, ထၢ်ထီၤမိဉ်တကရၢထၢ်ဆက့ၢ်ထီၤမၤလီၤသါသ
ခါဆဂီၢ်ဆဂီၢ်.

Sÿn'o-nÿm, n. တၢ်ကထီၤထီၤဣဉ်, တၢ်ကထီၤတဘီထီၤဆ
ဒိပဉ်ထီၤထီၤမိးတၢ်ကထီၤဆဂၤတဘီ.

Syn-ön'y-mous, a. conveying the some idea,
equivalent, identical, ထၢ်ဆးမိးတၢ်ကထီၤခဲ
ဘီထီၤဆဒိပဉ်ထီၤထီၤထီၤဆဒိပဉ်ထီၤဣဉ်.

Syn-öp'sis, n. abridgement, abstract, epitome,
ထၢ်ကထီၤန့ၢ်ထဲဆမိဉ်သ့ဉ်မိး; pl. synopses.

dö, wölf; fûrl, ru'de, pu'sh; e. i. o. silent; ç as s; çh as sh; ġ as j; ġ̄ as in ġet; ſ as z; x as gz; n as in linger

Syn-ō'vi-ā, *n. Anat.* တၢ်ဆထံထၢဆမၤထၢနီၣ်ပၤဆၢတ
 ဝၣ်,ထၢနးမိးပၤနီၣ်မိးကိးဆၢပုၤဒဲး.
 Sŷn'tax, *n. Gram.* တၢ်ကတိၤတၢ်တိၤမိးတၢ်တိၤ,တထံၣ်မိး
 တထံၣ်ထၢနးလိၣ်ဆၢဆၢဆံၤဒဲးန့ၤဆၢဝၢ်ဆၢကျိၤ.
 Sŷn'the-sis, *n.* composition, the putting to-
 gether of two or more elements, တၢ်ပၣ်
 ဆၢတၢ်.
 Sŷph'i-lis, *n.* an infectious, venereal disease,
 ဆဲးဆဲးဆိၣ်တၢ်.
 Sŷ'phon, *n.* See SIPHON.
 Sŷ'ren, *n.* See SIREN.
 Sŷr'i-ā, *n.* (စိရယၤ), ကိၢ်ဆံၤ.
 Sŷr'i-āc, *a.* ထၢနးမိးကိၢ်စိရယၤ.
 Sŷr'inge, *n.* တၢ်ကျိၣ်တိၤထၢပၤပၤဒိးထံ ဆၢဝၢ်. —, *v. i.*
 to inject by means of a syringe, ပြးန့ၣ်ထံ.

Sŷr'up, *n.* See SIRUP.
 Sŷs'tem, *n.* order, method, ဆိၣ်တၢ်တၢ်တၢ်; an ar-
 rangement of opinions, rules &c, တၢ်န့ၣ်
 တၢ်န့ၣ်ထၢဆထၢနကထံၣ်ကတိၤဆိၣ်တၢ်ထၢနးလိၣ်
 ဆၢဆၢဆံၤ; *Physiol.* the organs of the
 body coöperating to perform the same
 function, ပၤနီၣ်မိးဆဆိၣ်ဂၢ်တၢ် (organs) ထၢ
 ဆထၢနးလိၣ်ဆၢဆၢဆံၤဆၢဆံၤတၢ်တၢ်ဆိ;
 the body as a whole, ပၤနီၣ်မိး.
 Sŷs'tem-āt'ic, Sŷs'tem-āt'ic-al, *a.* methodical,
 orderly, ညီန့ၣ်မၤတၢ်တၢ်တၢ်တၢ်ဆိၣ်ဆၢဆံၤ,ထၢဆ
 တၢ်မၤဆထၢနဆထၢနဆိၣ်တၢ်တၢ်.
 Sŷs'tem-a-tize, Sŷs'tem-ize, *v. t.* to arrange
 methodically, methodize, ကျဲးကျဲးတၢ်တၢ်
 မိးတၢ်တၢ်ဆထၢနဆထၢနဆိၣ်ဆၢဆံၤ.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ǒ, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, vĕil, tĕrm; pīque; dōne, fōr.

T

TAB

- Tab, *n.* မိဒ်မုဒ်အမိဒ်ကုဒ်အသဒ္ဓါထာအမကထာကထဲတၢ်အဂီၢ်.
- Tab'a-rēt, *n.* တၢ်ကံၤညၢ်သတီၢ်တကလုၣ်လၢပှၤသ့ဝဲထၢလီၢ်ဆ့ၣ်နီၤအကပုၣ်ဒီးတၢ်ဒ်န့ၣ်တဖၣ်အဂီၢ်.
- Tab'a-sheer', *n.* ဝၣ်လှၢ, တၢ်လီၤဂၢၢ်ထၢၢ်လၢအဆၣ်တၢ်ထံၣ်န့ၣ်ဝဲထၢဝၣ်အဆၢအပူၤ, ပှၤဒုးကဲထီၣ်အိၤထၢကသံၣ်ထၢအဝုၤထၢသ့ၣ်ဆါ, ဒီးတၢ်ဆါအဂၢၤတနီၤအဂီၢ်.
- Tab'by, *n.* a kind of waved or watered silk, တၢ်ကံၤညၢ်သတီၢ်အိၣ်ဒီးအကျိၤက့ၣ်ကံၤက့ၣ်ကိၣ်ဒီးကျၢၤဝဲတကလုၣ်. —, *v. t.* ဒုးကဲထီၣ်သတီၢ်က့ၣ်ကံၤက့ၣ်ကိၣ်. —, *a.* brinded or brindled, ဝါပုၣ်ကလၢ, မၤအသးကံၣ်မိၣ်ကံၣ်ယု, ဝါမုၣ်ဆး; as, a tabby cat, သၣ်မံၤထီၢ်ဝါမုၣ်ဆး.
- Tab'e-fy, *v. i.* to lose flesh, (rare), ဆဲးလီၤ.
- Tab'er-na-cle, *n.* a temporary dwelling, a tent, ဝဲ; the Jewish Tabernacle, ဒဲစိဆံ့; the Jewish Temple, တၢ်လုၢ်အတံၢ်. —, *v. i.* to dwell in for a time, အိၣ်ထၢအလီၢ်တအိၣ်ခံၣ်အိၣ်ကျၢၤထၣ်; as, Christ tabernacled in the flesh, ခရံၣ်အိၣ်ဝဲထၢတၢ်ခံးတၢ်ညၢ်အပူၤတဖၣ်တလီၢ်.
- Tab'bēs, *n.* progressive emaciation, တၢ်ဆါဆဲးလီၤ.
- Tab'id, *a.* တၣ်ဆးဒီးတၢ်ဆါဆဲးလီၤ.
- Tab'la-tūre, *n.* a picture, တၢ်ဂီၤထၢပှၤစုသ့ကွဲးဝဲ.
- Tab'le, *n.* a smooth flat surface, a slab, တၢ်ဆံၣ်, လၢၢ် ဘ့ၣ်ဆၣ်, သ့ၣ်ဆၣ်ဆၣ်, တၢ်ပၤမိၣ်; a raised frame for eating, &c. အိၣ်ခူၤလီၢ်, မိၣ်နီၤမိၣ်, ခွဲး* ; food, fare, provisions, တၢ်အိၣ်တၢ်အိၣ်; the persons sitting at table, ပှၤထၢအဆ့ၣ်နီၤအိၣ်တၢ်လၢမိၣ်နီၤမိၣ်တကရၢ; a memorandum book, ထီၣ်ထၢပကွဲးနီၣ်တၢ်; a record, register, စရိ, ထတပၤ.
- Tab-leau' (tab-lō'), *n. Fr.* a picture, တၢ်အဂီၢ်; a representation by living persons grouped, but silent and motionless, တၢ်မၤဖျါထီၣ်တၢ်တမံၤမံၤထၢပှၤအိၣ်ဆိဝဲဒီးဘိၣ်ကလၢ.
- Tab'le-clōth, *n.* တၢ်ကံၤညၢ်ထၢပၤမိၣ်လီၤ မိၣ်နီၤမိၣ်အဂီၢ်, ထၢအိၣ်ခူၤလီၢ်အဂီၢ်.

TAC

- Tä'ble-länd, *n.* a plateau, တၢ်မိၣ်မိၣ်ပၤမိၣ်ကယၢကထါ, တၢ်လုၢ်မိၣ်လီၤပၤ.
- Tä'ble-spoon, *n.* နီၣ်တၢ်အမိၣ်တဘျီထၢပှၤဘျၢၣ်န့ၣ်တၢ်ထၢအိၣ်ခူၤလီၢ်အဂီၢ်.
- Tä'ble-talk, *n.* တၢ်ကတိၤဖဲအိၣ်ခူၤအကတီၢ်.
- Tab'let, *n.* ခွဲးမိ, တၢ်ကဘျီတမံၤလၢထီၢ်ထၢပှၤကွဲးတၢ်ထၢအလီၤအဂီၢ်.
- Ta-boo', *v. t.* to forbid the use of, interdict, မၤလိၣ်တၢ်ထၢအသုတမၤအိၣ်, သုတသုအိၣ်တဂ့ၤ. —, *n.* a prohibition, interdiction, တၢ်ကြိတၢ်, တၢ်ညးဆးတၢ်.
- Tä'bor, *n.* a small drum, ဓာမိတကလုၣ်.
- Tab'ū-lar, *a.* pertaining to a flat surface, ထၢအမိၣ်ဆံၣ်ဝဲ, ထၢအမၤအသးမိၣ်နီၤမိၣ်.
- Täche, *n.* a loop, a catch, *Obs.* အကွီၤ, သကွီၤ, နီၣ်ကွဲး. See ၂၆၁. ၂၆: ၆.
- Täç'it, *a.* implied, but not expressed, silent, အိၣ်ဘိၣ်ကလၢ; as, tacit consent, အၢၣ်လီၤအိၣ်လီၤအသးထၢအတမံၤတၢ်နီၤတမံၤအမိ, အၢၣ်လီၤအသးထၢအအိၣ်ဘိၣ်ကလၢအမိ.
- Täç'i-tūrn, *a.* not free to converse, of few words, ကလုၢ်စ့ၤ, ညီၣ်နီၣ်ကတိၤတၢ်တခါထၣ်.
- Täç'i-tūrn'i-ty, *n.* habitual reserve or silence, တၢ်ကတိၤစ့ၤ.
- Täck, *v. t.* to attach slightly, တွဲးဆၣ်တၢ်ဒီးဖိၤ, ထးဘုးဆၣ်; to change a ship's course of sailing, မၤတရံးကဘိၣ်ထၢထံၣ်ဒီးထးအကျဲကလီၤဆိဝဲခၣ်. —, *n.* a small nail, ထးပခဲၣ်; a rope to secure the lower corner of a sail, ပျံၤထၢပစၢၤဆၣ်ထၢထံၣ်ထၢအမိထၣ်အဂီၢ်.
- Täck'le, *n.* a pulley-block, rope and appendages, ဝဲးထၣ်ထၢအအိၣ်ဒီးပျံၤဒီးတၢ်အဂၢၤထၢပထးထီၣ်ထးလီၤတၢ်အသယၢၢ်အဂီၢ်; a weapon, စုကဲး; the rigging of a ship, နီၣ်သက့ၤ, နီၣ်သက့ၤအပျံၤ, ဒီးကထံၢ်ပျံၤဖိၤဘိၣ်ဖိၤထၢထံၣ်ဆးဒီးကဘိအဂီၢ်တဖၣ်. —, *v. t.* to harness, ဝိကတီၣ်; to seize, lay hold of, မိၣ်န့ၣ်, ဖျါဆၣ်ကျၢၤကျၢၤ.

dg, wolf; furl, rude, push; e. i. o. silent; ç ass; çh as sh; ğ as j; ğ as in ğet; s as z; x as gz; n as in linger.

——, *n.* a snarl, တာ်ထာ်ခမၢ်ခံၢ်သံဘူ, တာ်ထာ်
 ခမၢ်ခံၢ်သံဘူဝဲ.
 Tank, *n.* a large cistern or receptacle for
 liquids, ချံၣ်ကိၣ်, ထံကမါ.
 Tank'ard, *n.* ထံထီၣ်ခမၢ်ခံၢ်ခိးခမၢ်ခံၢ်ကၢ်ခိၣ်ခမၢ်.
 Tan'ner, *n.* ပုၤမၤတၢ်ခံၢ်မိ.
 Tan'nin, *n.* သ့ၣ်ခံၢ်ခမၢ်ခံၢ်ထာ်ပုၤသ့ၣ်ထီၣ်ထာ်ခမၢ်ခံၢ်
 တၢ်ခံၢ်ခမၢ်.
 Tan'sy, *n.* ဟ့ၣ် (plant), ထုၣ်မိတကထုၣ်.
 Tan'ta-lize, *v. t.* to disappoint, irritate by
 disappointing, နိသိးကထုၣ်ခမၢ်ခံၢ်ထီၣ် တၢ်ထာ်
 ခမၢ်ခံၢ်ခိးသ့ၣ်သ့ၣ်ခိးတဟ့ၣ်ထီၣ်ထာ်.
 Tan'ta-mount', *a.* equal in value, equivalent,
 ထဲသိးသိး, ပုၤသိး; equal in signification,
 နိသိး; as, silence is sometimes tantamount
 to consent, ထုၣ်တစုၣ်ထီၣ်ထီၣ်ထီၣ်ကထံၣ်နိသိးခိး
 တၢ်ခမၢ်ခံၢ်ထီၣ်ထာ်.
 Tap, *v. t.* to strike gently, pat, မိၣ်, မိကထီၣ်ကထီၣ်; to
 tap gently, as at a door, မိထုၣ်ထီၣ်; to pierce
 for letting out a liquid, ဆဲးထုၣ်ထီၣ်. ——, *n.*
 a gentle blow, a pat, တၢ်မိ, တၢ်မိတကထုၣ်; a
 pipe, ကျိထီမိ, ပိးမိ; a plug or spile, a spigot,
 တၢ်ခမၢ်ခံၢ်ထီၣ်ထာ်သ့ၣ်တံၢ်ခမၢ်ထုၣ်ထီၣ်.
 Tape, *n.* ပံၤသ့ၣ်ထီၣ်, တၢ်ကံးညှံၣ်ထီၣ်ကိၣ်မိ.
 Tape'-needle, *n.* ထးတၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Ta'per, *n.* a small candle, ဝဲထီၣ်ထီၣ်. ——, *a.*
 growing smaller toward one end, conic-
 al, ထာ်ခမၢ်ခံၢ်ထီၣ်. See CONICAL. ——, *v. i.*
 becoming small towards one end; as, to
 taper down, တစုၣ်ထီၣ်, တစုၣ်ထီၣ်, ချံၣ်ထီၣ်.
 Tap'es-try, *n.* တၢ်ကံးညှံၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်
 မိသးခိးထုၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်. ——, *a.* ထာ်ခမၢ်ခံၢ်ထီၣ်
 as, a tapestry carpet, ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်
 ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tape'-worm (-wurm), *n.* ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်
 တကထုၣ်, ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tap'i-ó'cá, *n.* the tree, နွဲၣ်သ့ၣ်; the starch ob-
 tained and prepared from the root, နွဲၣ်
 သ့ၣ်တၢ်ခမၢ်ခံၢ်.
 Ta'pis, *n.* carpeting, tapestry. See TAPESTRY.
 On the tapis, on the table, Fig. ပုၤထီၣ်ထီၣ်
 မိၣ်တၢ်ထီၣ်ထီၣ်.

Táp'-root, *n.* ခမၢ်ခံၢ်ကျိၣ်တၢ်ထီၣ်, ထီၣ်ထီၣ်ထီၣ်ထီၣ်
 ထီၣ်.
 Táp'ster, *n.* ပုၤထာ်ခမၢ်ခံၢ်ပုၤထီၣ်ထီၣ်ထီၣ်ထီၣ်
 ထီၣ်ပုၤ.
 Tár, *n.* a dark, liquid pitch, ဆိးထုၣ်ထီၣ်; a sailor,
 ပုၤကထီၣ်တကထီၣ်. ——, *v. t.* ချံၣ်ထီၣ်ထီၣ်.
 Tár'di-ly, *adv.* slowly, ကထီၣ်ကထီၣ်, ကထီၣ်ကထီၣ်, ကထု
 ကထု.
 Tár'di-ness, *n.* slowness, lateness. See TARDY.
 Tár'dy, *a.* slow, စာၣ်, တစုၣ်ထီၣ်; dilatory, ညိၣ်ထီၣ်ထီၣ်
 စာၣ်ကထီၣ်; late, တထုၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Târe, *n.* တၢ်မၤခမၢ်ခံၢ်တၢ်ခမၢ်ခံၢ်ထီၣ်ထီၣ်ထီၣ်
 တၢ်ခမၢ်ခံၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်; a weed, နီၣ်ခံၢ်ခံၢ်. See
 မး. ၁၃: ၂၅.
 Tár'gret, *n.* a shield, ကထီၣ်; a mark to shoot at,
 တၢ်ခမၢ်ခံၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tár'gum, *n.* ထံၣ်ခိးသ့ၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tár'iff, *n.* duties paid on goods exported or
 imported, သ့ၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tár'nish, *v. t.* to sully, dim or stain, in various
 ways, မၤခမၢ်ခံၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်; to sully charac-
 ter, defame, မၤခမၢ်ခံၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်. ——, *v. i.*
 to lose luster, become dim or dull, ထီၣ်
 စာၣ်, ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tar-pau'lin, *n.* a piece of water-proof canvass,
 တၢ်ကံးညှံၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်; a water-proof hat,
 မိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tár'ry, *v. i.* to stay, abide, မိၣ်, မိၣ်ခေၣ်ကထီၣ်; to
 stay behind, loiter, wait, ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်
 မိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်; to be dilatory, delay, မၤမၤတမၤ
 မၤ, မၤသကွဲး.
 Tár'ry, *a.* mixed with or covered with tar,
 မိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်; like tar, ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tárt, *a.* sour, acid, ထီၣ်; sharp, severe, ထာ်ခမၢ်
 ဆိးထုၣ်ထီၣ်. ——, *n.* a fruit pie, ကိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်
 ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tár'tan, *n.* a Scotch-plaid. See PLAID.
 Tár'tar, *n.* an acid, deposited from wines,
 cream of tartar, စံးထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်; a concre-
 tion formed on the teeth, တၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်

do, wolf; fûrl, rude, push; e. i. o. silent; ç ass; ch ash; ĝ as j; ġ as in ġet; s as z; x as gz; n as in linger.

အသးထာပဝဲအထီ; a person of irritable temper, ဂုထာအသးရှု, သးရုဂ်, သးရု; a native of Tartary, ဂုထာတရ်ဒီ.

Tar-tá're-an, *a.* of, or pertaining to, Tartarus, hellish, ထပ်ဆားဒီးထရ်.

Tárt'ish, *a.* acidulous, sourish, ဆိပ်ထပ်ဒေ, ဆိပ်ထဲ.

Tárt'ness, *n.* acidity, sourness, asperity. See **TART**, *a.*

Tásk, *n.* work, business, labor, တာ်ခဲးတာ်မး; a definite amount of labor, a stint or stent, တာ်မးထီဆဲးမး တာ်တတီး. —, *v. t.* to assign to a definite amount of business or labor, မးအမးတာ်ပဲးထံပဲးဒီး.

Tás'sel, *n.* နွဲအိပ်ဒီးအခိပ်ဒိပ်, နွဲထာအဇာတ်ကထု.

Táste, *v. t.* to perceive by the palate, တာ်သုဂ် ညါဒါဟာ်တာ်အိပ်တာ်အိဆိပ်, အဝံင်အထီဆဆာ, ထာပခွင်(sense) တမံထပ်ဆားဒီးထုဂ်တာ်အိပ်တာ်အိ တာ်ဆဆိ; to try by the mouth, ထုဂ်တာ်အိပ်တာ် တာ်, ကျအိပ်ကျအိ; to eat a little of, အိပ်တာ်တမံ ဒီး; to experience, enjoy or suffer, တုာ်ထပ်, ဒီး နုာ်. —, *v. i.* ထုဂ်တာ်, အိပ်တာ်. —, *n.* the act of tasting, gustation, တာ်ထုဂ်တာ် အိပ် တာ်, တာ်ကျအိပ်ကျအိ; the sense of tasting, တာ်ဒီးနုာ်တာ်သုဂ်ညါထပ်ဆားဒီး ထုဂ်တာ် အိပ်တာ် အိဆဆိ; that quality which affects the palate, savor, အဝံင်ဗုဂ်ဝု, အတဝံင်ထပ်ဗုဂ်ဝု; as, a bitter taste, ခပ်ဝဲ; a sweet taste, ဆာဝဲ; a sour taste, ဆိပ်: flavor; as, the taste of an orange, ထီဒီထပ်အတုဂ်; a liking, a fondness, တာ်ဆိပ်ဒီး; the faculty of discerning what is good, proper, &c. တာ်သု နုာ်ဒီးတာ်ဆဆာ, ဗုာ်ဆဝုဒီး, တဝုဒီး, ကြားဒီး, တကြား ဒီး; a small portion as a specimen, a little, a bit, အမိ.

Táste'ful, *a.* having a high relish, savory, ဝံင်, ဝံင်ခဲ; having good taste, in accordance with good taste, tasty, ထာအသု နုာ်ဒီးတာ် အကြားဒီးထတကြား, တာ်ဆဆိထထာ အိပ်ဒီးထတ အိပ်ထပ်; becoming, ကြားဒီး, ကာကိပ်, သရဲဂ်ထဲ.

Táste'less, *a.* having no taste, insipid, as food or drink, တျါ, တအိပ်ဒီးထတုဂ်ထပ်, ဒီးမံးတာ်ဆ ထီ, အဝံင်တအိပ်, အထာတအိပ်, အခပ်တအိပ်; hav-

ing no power to give pleasure, မးရုဂ်ပု ထသု.

Tást'er, *n.* ဂုထာအထုဂ်တာ်အိပ်တာ်.

Tást'ing, *n.* See **TASTE**, *v. i.* and *v. t.*

Tást'y, *a.* having good taste, ထာအနုာ်ဒီးတာ်ကြား ဒီးတာ်တကြားထပ်; as, a tasty lady, မိန်ရုထာအ သုနုာ်ဒီးတာ်ထာအကြားဒီးထတကြားထပ်တဂု, မိန်ရု ထာအကုတာ်ထီတာ်ထပ်အိ, ကာကိပ်အိ, သရဲဂ်ထဲ.

Tát'ter, *n.* rag, shred, တာ်ကံးညှပ်ထာအညှပ်ဘုဂ် ညှပ်ထွဲ.

Tát'tered, *a.* torn and ragged, ထာအညှပ်ဝဲ, ထီဂ် ကမူဂ်, ကမူဂ်ထမူဂ်.

Tát'tle, *v. i.* to prate, chat, ကထီတာ်ထီထီထာ အဝုဂ်တအိပ်ထပ်; to tell tales, ကထီထဲဂ်, ကထီ သုဂ်ဒါခဲးခဲ, ကထီထဲဂ်သုခဲဂ်.

Tát'tler, *n.* See **TATTLE**.

Tat-too', *n.* *Mil.* the beat of a drum at night, taps, တာ်ဗြိဂဲထာအကထီကုထုဒီးသံင် ဒီးအဝီ. —, *v. t.* to form figures on the body by pricking inks into the skin, ဆဲးကံင်ဆဲးဝု ဂုထီ.

Taught, **Taut**, *a.* drawn tight, not slack, stretched, as a rope, ဆာ, တကတုာ်ထပ်.

Täunt, *v. t.* to revile, censure, upbraid, ကထီ ရုဂ်ခွင်, ကထီထီထာ. —, *n.* upbraiding words, insult, invective. See **TAUNT**, *v. t.*

Taur'us, *n.* (ထီဂုဂ်); the bull, ဒီးမံးဝါ: the 2nd sign of the Zodiac, မိအာအတာ်မနိဂ်ခဲမံးတမံ; the wild taurus of Burmah, ဆာဂ်ဝါ.

Tau'to-lög'ic-al, **Tau'töl'o-gous**, *a.* ထာအမံးထာ တာ်ကထီထီထီမုမုအဒီပညိဒ်ထီထီထာအမံး တုာ်ဝဲ တဘျီထံ.

Tau-töl'o-gy, *n.* a repetition of the same meaning in different words, တာ်ထဲထုဂ်မံးထဲကဒီး ထာတာ်ကထီထီထီ.

Täv'ern, *n.* an inn, a hotel, တံင်ထာပုတမုးအဝီ.

Täv'ern-keep'er, *n.* ဂုထာထပ်ဂုထာမုးထီထီဒီး ညီ နုာ် ထီထီထီမုးဒီးထာပုထီတဘျီထီမုးကီး.

Taw, *n.* တာ်ကထဲဂ်ကထီထီထီမုးမုးထီထီထာအမး ဗျိပ်ဝါအဝီ; a large marble for playing with, ထာဂ်ဇာဂ်ထာထာထာထာထီထီထီ.

Taw'dri-ness, *n.* gaudy or showy finery. See **TAWDRY**.

ä, ä, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fall, what; thäre, veil, tärn; pique; done, för,

Taw'dry, a. very showy, without taste, finical, တၢ်သးဒီးတၢ်ကယၢကယဲဝ်သးတလၢကွၢ်အခါ, တၢ်နီၤဖးဖးဝ်သးတလၢအကြၢၤဒါတကြၢၤဒါန့ၢ်တၢ်.

Taw'ny, a. yellowish brown, သိၣ်ဆၢၣ်ဆး; like persons sun-burnt, ထၢအထီၣ်သူထီၣ်တ့ၣ်, ထီၣ်သူထီၣ်ဒီး.

Tax, v. t. to assess, ဃးသ့; to charge with a fault, accuse, censure, ဝၢ်တၢ်ကမၣ်ထၢအဒီး. —, **n.** money assessed, assessment, impost, custom, အခိးအသ့; as, a land tax, တၢ်ခိၣ်ခိၣ်ခိးအသ့; a house tax, တၢ်ခိၣ်ခိၣ်ခိးအသ့; charge, accusation, တၢ်ဝၢ်တၢ်ကမၣ်; a burdensome duty or charge, တၢ်ဝၢ်တၢ်ထီၣ်, တၢ်ထၢၣ်ခိၣ်ထၢၣ်ခိၣ်ခိး; as, writing much is a heavy tax on one's strength, တၢ်ကွၢ်ထီၣ်ခိၣ်ခိးတၢ်ထၢၣ်ခိၣ်ခိးထၢၣ်ခိၣ်ခိး.

Tax'a-ble, a. ထၢၣ်ဆးဒီးတၢ်ထၢၣ်ခိၣ်ခိးအသ့ကြၢၤဒါ; as, taxable land, တၢ်ခိၣ်ခိၣ်ခိးထၢၣ်ခိၣ်ခိးအသ့.

Tax'a-tion, n. တၢ်ဆးအခိးအသ့. See TAX.

Tax'free, a. not taxable, ပုၤဖျၢးထၢၣ်သ့.

Tax'gather'er, n. ပုၤထၢၣ်ဆးအသ့.

Tēa, n. the shrub, ထၢၣ်ဆးအသ့; the dried leaf, ထၢၣ်ဆးအသ့; the liquor of the leaf steeped, ထၢၣ်ဆးအသ့.

Tēa'-cān'is-ter, n. tea-caddy, ကိထၢပဒါ န့ၣ်ထၢၣ်ဆးအသ့.

Teach, v. t. to instruct, သိၣ်လိၣ်န့ၣ်လိၣ်; to teach books, သိၣ်လိၣ်န့ၣ်လိၣ်ပုၤထၢၣ်ဆးဒီးထဲၣ်ဒီး; to show, impart to the mind, ခုးန့ၣ်; to communicate moral instruction, inculcate, သိၣ်က့ၢ်သိၣ်က့ၢ်, သိၣ်လိၣ်သိၣ်လိၣ်.

Teach'a-ble, a. apt to learn, docile, ထၢၣ်ဆးအသ့တၢ်သ့, မၤလိတၢ်ညိ, အန့ၢ်လိၣ်.

Teach'a-ble-ness, n. aptness to learn, docility. See TEACHABLE.

Teach'er, n. an instructor, ဆၢၣ်, ပုၤသိၣ်လိၣ်တၢ်; a preacher, ဆၢၣ်, ပုၤဟီတၢ်ခိၣ်.

Teach'ing, n. instruction. See TEACH.

Tēa'-cūp, n. ထၢၣ်ဆးအသ့ခွၢ.

Tēa'-drink'er, n. ပုၤညိန့ၢ်ထီၣ်ထၢၣ်ဆးအသ့.

Tēak, n. the tree, သ့ၣ်ပတံၣ်အထူၣ်; the timber, ဝတံၣ်, ပတံၣ်ပတံၣ်.

Tēa'-kēt'tle, n. ထံၣ်ညိထၢၣ်ဆး, ထၢၣ်ဆးထၢၣ်ဆးထၢၣ်ဆးအသ့.

Tēa'-spoon, n. နီၣ်တၢၤဖိထၢၣ်ဆးအသ့အခိၣ်.

Tēal, n. a water-fowl of the duck kind, ထီၣ်ခွၢ်ထံ, ထၢၣ်ဆးအသ့.

Tēam, n. a pair of horses or oxen harnessed together, ကသ့ၣ်တဆိ, ဒီးဖဲဒါတဆိ.

Tēam'ster, n. ပုၤဟီတၢ်သ့ၣ်ခွၢ်, ဒီးဖဲဒါတဆိမၤတၢ်အပူၤ.

Tēa'-plant, n. ထၢၣ်ဆးအသ့.

Tēa'-pōt, n. ထၢၣ်ဆးအသ့ထၢၣ်ဆး.

Tēar, n. ခဲထံ, ခဲထံခဲထံ.

Tēar (târ), v. t. to separate with violence, rend in various ways, ဖြညၣ်, မၤသ့ၣ်ဖးဒီး, ဖြညၣ်ဒီး. —Tear down, န့ၣ်လိၣ်ဖျိ. —Tear from, ထၢၣ်ဆးအသ့, ထၢၣ်ဆးအသ့. —Tear off, as a garment, သ့ၣ်လိၣ်န့ၣ်လိၣ်; as a piece of cloth or paper, ဖြညၣ်, ဖြညၣ်ကွၢ်. —Tear out, ထၢၣ်ဆးအသ့; as the eyes, အသ့ထီၣ်ဆး. —Tear up, မၤထၢၣ်ဆးအသ့. —, **v. t.** to rage, rave, ဝဲၤပျၢၣ်ပုၤအပျၢၣ်ထၢၣ်ဆး. —, **n.** a rent, အညၣ်; a fissure, တၢ်ခိၣ်ခိး.

Tear'ful, a. abounding with tears, weeping, ထီၣ်ခိၣ်ခိးအခိၣ်ခိး; inclined to weep, ညိန့ၢ်ခိၣ်ခိးထံ.

Tear'less, a. without tears, ခဲထံတလိၣ်တၢ်; unfeeling, ထၢၣ်ဆးအသ့တလိၣ်တၢ်ခိၣ်, ထၢၣ်ဆးအသ့ပုၤတၢ်.

Tease, v. t. to comb or card, as cotton or wool, န့ၣ်တၢ်ဒီးထီၣ်; to scratch, as cloth in dressing for the purpose of raising a nap or pile, teasel. See TEASEL, **v. t.** to vex with impertinence or petty annoyances, irritate, plague, harass, trouble, မၤတံၣ်တၢ်, မၤတံၣ်တၢ်ခိၣ်ခိးအသ့; to vex with importunity, persist in requesting, ဃးထီၣ်ထီၣ်တၢ်, ဃးတၢ်တုၤတုၤ.

Tēas'el, n. the burr, လုၢ်ခွၢ်. —, **v. t.** to scratch up or raise a nap on cloth, န့ၣ်ထၢၣ်ဆးထၢၣ်ဆးထၢၣ်ဆးအသ့.

Tēat (tit), n. tit, န့ၢ်, န့ၢ်ခိၣ်ခိး.

Tēch'i-ness, n. peevishness, irritability. See TOUCHINESS.

do, wɔlf; fūr, rude, push; e. s. o. silent; ç as s; çh as sh; ĝ as ğ; ĝ as in ĝet; ſ as z; x as gz; ñ as in lingei.

Tēm'per-ance, n. moderation in various ways, တၢ်မၤဖဲအကြၢ်းအဆၢ, တၢ်ထၢ အတထဲၤ တထၢ ကွံၣ်အခၢးအဆၢ. See TEMPERATE.

Tēm'per-ate, a. moderate, not excessive, ထၢအတထုၣ်ကိလုၣ်ကပၣ်အဆၢ, တနးကဲၣ်မိးအဆၢ; moderate, not violent, sober, calm, တဆူၣ်ကဲၣ်မိးအဆၢ; moderate in eating and drinking, abstemious, ထၢအတထုၣ်ကိလုၣ်ကိအဆၢ; moderate in the indulgence of any natural passion မၤတၢ်ကိးမံၤဖဲအကြၢ်းအဆၢ.

Tēm'per-ate-ly, adv. moderately, not excessively, အၣ်ခၢးမိၤ, ဖဲအကြၢ်းအဆၢ.

Tēm'per-a-tūre, n. constitution, the degree of any quality, တၢ်ဆါဆုၣ်လိၣ်အသးဒီးကဲၣ်တၢ်ဒိးအိၣ်န့ၤ; condition with respect to heat or cold, တၢ်ကိၣ်ဒီးတၢ်န့ၣ်ဆါဆုၣ်လိၣ်အသးဒီးကဲၣ်တၢ်ဒိးအိၣ်န့ၤ; as, high temperature, တၢ်ကိၣ်ဒိး; low temperature, တၢ်န့ၣ်ဒိး, တၢ်ဒိး; freezing temperature, တၢ်ဒိးတုၤဒုၣ်လဲၣ်ထံၤထီၣ်; boiling temperature, တၢ်ကိၣ်တုၤဒုၣ်လဲၣ်ထံၤထီၣ်. See also TEMPERAMENT.

Tēm'pest, n. a violent storm, ကထံၤဖျၢၣ်အိၣ်ဂီၤဖျၢၣ်, ကထံၤဖျၢၣ်အိၣ်ဒိး; any violent commotion, တၢ်တၢ်ထီၣ်တၢ်ထီၣ်, တၢ်မၤဒိၣ်အိၣ်ဒိး.

Tēm'pest'ū-ōis, a. stormy, violent, turbulent, အိၣ်ဒိးကထံၤဆူၣ်. See TEMPEST.

Tēm'ple, n. a building devoted to some deity, တၢ်ထီၣ်တၢ်အထီၣ်, တၢ်လုၣ်အထီၣ်; a place of public worship, ဟ့ၤအိၣ်ဒိးအထီၣ်တၢ်အထီၣ်; the upper part of the head between the forehead and ears, န့ၤအထီၣ်.

Tēm'po-ral, a. civil or political, as opposed to ecclesiastical, အၣ်ခၢးဒီးအိၣ်ဒိးတဖၣ်; as, temporal power, အိၣ်ဒိးအိၣ်ဒိးကိး; pertaining to time, contrasted with eternity, secular, အၣ်ခၢးဒီးအထံၤတဖၣ်; pertaining to the temples of the head, အၣ်ခၢးဒီးန့ၤအထီၣ်; as, the temporal bone, န့ၤအထီၣ်အထီၣ်.

Tēm'po-ral'i-ty, n. that which pertains to temporal things, တၢ်အၣ်ခၢးဒီးအထံၤတဖၣ်. See TEMPORALITIES, *pl.*

Tēm'po-ral'i-ties, Tēm'po-ral's, n. pl. ecclesiastical revenues, တၢ်အိၣ်ဒိးအသ့ထၢဟ့ၤန့ၤအထီၣ်ထီၣ်ထီၣ်

ထီၣ်ဒိးန့ၤဂ့ၤ, ထၢတၢ်စုၣ်လိၣ်ဒိးန့ၤမ့ၤဂ့ၤ, ဒီးသ့ဝဲထၢအထီၣ်အထီၣ်.

Tēm'po-ra-ry, a. lasting for a short time only, transient, transitory, တအိၣ်ခိၣ်အိၣ်ဒိးကျၢၤအဆၢ.

Tēm'po-rize, v. t. to comply with circumstances or meanly to yield to others, မၤဝဲၣ်အကလိၤပလိၣ်ဒီးပုၤအခါအလုၣ်အထီၣ်အထီၣ်, မၤဒိၣ်ပုၤအခါဂၢၤကအိၣ်ဒိးဝဲအထီၣ်.

Tēmt, v. t. to incite, instigate, သဆၢၣ်ထီၣ်အိၣ်; to persuade, allure, ကထံၣ်န့ၤတၢ်; to entice to evil, ထုၣ်စီ; to try, မၤကျၢၤ; ခမိ. ၂၂: ၁.

Temp-tā'tion, n. an inducement to evil, an enticement, an allurements, တၢ်ထုၣ်စီ. See TEMPT.

Tēmt'er, n. one who tempts or entices, an enticer, ဟ့ၤထၢအထုၣ်စီတၢ်; especially, Satan or the Devil, ထီၣ်အိၣ်တၢ်လုၣ်ကိၤထီၣ်.

Tēn, a. တဆံ.

Tēn'a-ble, a. maintainable, defendable, ထၢဝဲကြိးဆၢသ့, ထၢဟ့ၤလိၣ်ဒီးန့ၤကွံၣ်ဝဲတသ့အဆၢ.

Te-nā'ciōus (-shūs), a. holding fast, ထၢအတံးဆၢကျၢၤကျၢၤ; retentive, as, a tenacious memory, ထီၣ်န့ၤတၢ်ဂ့ၤ; adhesive, ထၢအဖဲအဖဲ; obstinate, unyielding, သးကျၢၤမး, န့ၤကွံၣ်.

Te-n.'ciōus-ness, Te-nā'ci-t-y, n. retentiveness, firmness, adhesiveness. See TENACIOUS.

Tēn'an-cy, n. tenure, temporary possession, တၢ်ဂီၤအိၣ်တံၣ်. See TENANT.

Tēn'ant, n. a leaser, ဟ့ၤထၢအဂီၤအိၣ်တံၣ်တဂၢၤ.—, *v. t.* to let or lease, as a house, ဂီၤတံၣ်ထၢအကအိၣ်ဝဲအထီၣ်.

Tēn'ant-less, a. having no tenant, ဟ့ၤဂီၤအိၣ်အဂီၤတအိၣ်အဆၢ.

Tēn'ant-ry, n. ဟ့ၤဂီၤအိၣ်တံၣ်ဖိတကရၢ.

Tēnd, v. t. to care for, look after, watch, guard, အံးက့ၤက့ၤက့ၤ.—, *v. t.* to move in a certain direction, သးအသးဆုၣ်လိၣ်အဂၢၤတပုၤပုၤ; to aim at, ထီၣ်ဆၢအသး; to contribute to, တိၤစၢၤမၤစၢၤတၢ်ဒိးအကဲၣ်ထီၣ်အထီၣ်; as, our prayers, if answered, might tend to our destruction, ပတၢ်ထုၣ်ကစၢ်မ့ၤန့ၤဒိးပညာတၢ်အထီၣ်ကဲၣ်ထီၣ်ပတၢ်တးဂ့ၤဒိးဂီၤအထီၣ်.

Tēnd'en-cy, n. direction toward something,

dg, wqlf; furl, rude, push; e. i. a. silent; ç as s; çh as sh; ġ as j; ġ as in ġet; s as z; x as gz; n as in linger.

တၢ်ပိၣ်ကျဲဆူဖံၤဆူန့ၤ; drift, inclination, တၢ်
ဆလှၢ်အသၢ်, တၢ်ညိၣ်န့ၢ်; tendency of mind,
disposition, သးအိၣ်ခိၣ်ခိၣ်န့ၤ.

Tēnd'er, *n.* one that tends, a nurse, ဂှၢ်ထၢ်အဆံး
ကုၤကွၢ်ကုၤတၢ်; a small vessel attending on
a larger, ကဘိၣ်တတၢ်ထၢ်အဒိးမၤအသးထၢ်ကဘိ
ဖးဒိၣ်အဆိၣ်; a small car attached to locomotives
for supplying them with wood and water, ထွၣ်
ထွၣ်အုၣ်ထၢ်ကမၤစၢၤအစဲးတၢ်ခၢ်စၢ်စိၣ်;
an offer for acceptance, တၢ်စံးပၣ်ဝဲထၢ်သိက
ထွၣ်ထဲအံၤထဲန့ၤ; the thing offered, တၢ်ထၢ်
ပၣ်ဝဲထၢ်သိကထွၣ်. —, *v. t.* to offer for
acceptance, ထဲဝဲသိကထွၣ်ခိၣ်ခိၣ်န့ၤ ထၢ်တၢ်
ခဲၤခဲၤစၢ်စိၣ်. —, *a.* of delicate consistence,
not firm, easily injured, ကဘုးစၢ်; as
tender grapes, စံးသၣ်ကဘုး; easily pained
or hurt, ဆိညိၣ်ကခၢ်; as, little children's
hands are tender, ဒိသၣ်အစုၣ်ခိၣ်ဆိညိၣ်; inclined
to be pitiful, compassionate, သးကညိၣ်တၢ်
သ့, သးကညိၣ်တၢ်ညိၣ်; not able to endure,
delicate, feeble, အခိၣ်ခိၣ်အထီၣ်စၢ်. See မိၤ. ၃၃:
၁၃; careful not to injure, ပလီၢ်အသးထၢ်အသ့
တမၤဖးဒိးဒိးတဖၣ်တဖၣ်, ပလီၢ်အသးထၢ်အတၢ်မၤ
ဆိပုၤဂၤ; apt to occasion painful feelings,
ညိၣ်န့ၢ်ဒုးဆိပုၤအသး; as, that is a tender
subject to me, တၢ်အဝဲၣ်န့ၢ်မၤဆိယသးညိၣ်.

Tēn'der-heart'ed, *a.* compassionate, pitiful,
ထၢ်အသ့ၣ်ကညိၣ်သးကညိၣ်တၢ်, သ့ၣ်အိၣ်သးအိၣ်ပုၤ;
as, a tender-hearted person, ဂှၢ်ထၢ်အသး
ကညိၣ်တၢ်ညိၣ်.

Tēn'der-loin, *n.* တၢ်ညၣ်စၢ်ထၢ်အဆိၣ်ထၢ်ကျိၢ်အထီၣ်ဒု.

Tēn'der-ness, *n.* softness, delicacy, pity. See
TENDER, *a.*

Tēn'don, *n.* ညၣ်ထွၣ်, ကိၤဝဲဒိးအစ့ၣ်ခူၣ် (sensation)
တအိၣ်တၢ်, မၤမၤစၢၤ (muscle) အစိးဒိးဝဲအစၢ်စၢ်
ဆိဒိးအိၣ်လီၤ.

Tēn'dril, *n.* တၢ်ခိၣ်တၢ်ဘိၣ်အစုၣ်, တၢ်ခိၣ်တၢ်ဘိၣ် အ က ချိၤ.
—, *a.* clasping, climbing, ထၢ်အမၤအ
သးဒ်tendrilsအသိး.

Tēnd'some, *a.* requiring much attendance,
ထၢ်ပတၢ်အံးကျဲကျဲကွၢ်ကွၢ်အိၣ်.

Tēn'e-brūs'i-ty, Tēn'e-brou's-ness, *n.* darkness,
gloom. See TENEBRIous.

Te-nē'bri-ous, Tēn'e-brou's, *a.* dark, gloomy,
dusky, လီၤကညိၣ်, အုၣ်တကျၢ်.

Tēn'e-ment, *n.* property occupied on a lease,
တၢ်ဖိးဆိဒိးစံးဖိးပုၤထၢ်အဝဲၣ်ခိၣ်; a dwelling,
a habitation, a house, တၢ်ဖိးဆိဒိးထၢ်
အိၣ်ဝဲဆိးဝဲအစိၣ်.

Te-nēs'mic, *a.* တၢ်ဆးဒိးပံၣ်ဒိၣ်သ့ၣ်အတၢ်ဆါ.

Te-nēs'mus, *n.* Med. တၢ်ဆုးတၢ်ဆါတၢ်ဆးဒိးပံၣ်ဒိၣ်
သ့ၣ်.

Tēn'et, *n.* any dogma, doctrine or principle
which one believes to be true, တၢ်သိၣ်တၢ်
သိထၢ်ပုၤန့ၣ်ဝဲ.

Tēn'fold, *a.* ten times more, အစးတဆံ.

Tēn'nis, *n.* a kind of game of ball, တၢ်လိၣ်ကွဲ
ထၢ်တၢ်ဖျၢၣ်သလၢၣ်တကလုၣ်.

Tēn'on, *n.* သ့ၣ်အဘိၣ်အစိးဒိးထၢ်အဝဲၣ်တၢ်ပၣ်န့ၣ်ထၢ်တၢ်
ပုၤထၢ်အကၢ်တၢ်တဖၣ်ဒိးအိၣ်.

Tēn'or, *n.* the general drift or course of thought
or meaning, တၢ်ထၢ်အထဲတၢ်န့ၣ်အိၣ်ဝဲအသိး,
တၢ်ဒိးအိၣ်ပညိၣ်အိၣ်ဝဲအသိး.

Tēnse, *n.* Gram. time, အခုအခါ; as, future tense,
ခါဝဲညါ; past tense, ခါဝဲ; present tense,
ခါဝဲအံၤ. —, *a.* stretched, strained,
rigid, ဆိး, သၢၤတကတူၢ်တၢ်.

Tēnse'ness, *n.* stiffness, tensity, tension. See
TENSE, *a.*

Tēn'sion, *n.* the act of making tense, stretch-
ing, straining, တၢ်မၤစၢ်ဆါ; the state of
being tense, တၢ်စၢ်ဆါ, တၢ်တလီၤကတူၢ်တၢ်.

Tēn'sor, *n.* See EXTENSOR.

Tēnt, *n.* a pavilion, ခဲ; a roll of lint or cloth,
used for keeping open a running sore,
တၢ်ကံၤဖျၢၣ်ထၢ်အဝဲၣ်န့ၣ်ထၢ်တၢ်အပူၤလီၢ်ခိၣ်အခိၣ်
ကပၢ်အသိး. —, *v. t.* to cover with tents; သ့ၣ်
ထီၣ်ခဲအိၣ်; as, a tented plain, သ့ၣ်ထီၣ်ခဲအိၣ်ထၢ်
တၢ်ဂျိပုၤ; to probe, search as with a tent,
ဒိးကွၢ်တၢ်ဆါအပူၤလီၢ်.

Tēn'ta-tive, *a.* trying, experimental, ထၢ်အမၤ
ကွၢ်ဝဲ.

Tēn'ter, *n.* a frame or machine for stretch-
ing cloth upon, ခဲးတကလုၣ်ထၢ်အကထုးသၢ်တၢ်
ကံးညၣ်အစိၣ်.

Tēn'ter-hook, *n.* နီၣ်ဘုးထၢ်ပုၤဘုးဆၢ်တၢ်ကံးညၣ်ထၢ်

ā, ē, ī, ō, ū, ŷ, long; ă, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fāll, whāt; thēre, veīl, tērm; pīque; dōne, fōr,

ထံလီၤတကၢၤကဲထီၣ်က့ၤဝဲထာၣ်ထံကမိၤထာၣ်ကိၣ်ဘၣ်
 ဒါၤဖေဖိ. —, *v. t.* See THAW, *v. t.* —,
n. the melting of anything frozen, တၢ်
 ထာၣ်လီၤသကၢၤထာၣ်ကိၣ်ခဲၣ်န့ၣ်, ထာၣ်ကိၣ်ဘၣ်
 ဒါၤဖေဖိကဲထီၣ်ဝဲထာၣ်ထံကမိၤ.

The, *def. art.* used to limit the meaning of,
 န့ၣ်.

The'a-ter, The'a-tre, *n.* a house for the exhi-
 bition of dramatic performances, a
 play-house, ပွဲၤဖေဖိထီၣ်တၢ်ဂၢၤတၢ်ဖိၣ်
 န့ၣ်ခဲၣ်န့ၣ်.

The'at'ric, The'at'ric-al, *a.* ထၢ်ဆးမိၤပွဲၤဖိလီၤဖိ.

Thee, *pers. pron. obj.* of thou; န့ၣ်. See THOU.

Theft, *n.* stealing, တၢ်ထုၣ်, တၢ်ထုၣ်တၢ်ဘျၣ်.

The'ine, *n. Chem.* caffeine, တၢ်ထာၣ်ဆၢၣ်ဆးမိၤထး
 ဝေမိၤကိၣ်ခဲၣ်တံၢ်.

The'ir, The'irs, *pers. pron.* ခဲၣ်သ့ၣ်, ခဲၣ်သ့ၣ်တၢ်ခဲၣ်.

The'ism, *n.* belief in the existence of a per-
 sonal God, တၢ်န့ၣ်ထာၣ်ယုၤဖိၣ်ဝဲတၢ်ဂၢၤ.

The'ist, *n.* one who believes in the existence
 of a personal God, ဟ့ၤထာၣ်ခဲၣ်န့ၣ်ဝဲထာၣ်ယုၤ
 ဖိၣ်ဝဲတၢ်ဂၢၤ.

The'is'tic-al, *a.* ထၢ်ဆးမိၤတၢ်န့ၣ်ယုၤဖိၣ်ဝဲတၢ်ဂၢၤ.

The'm, *pers. pron. obj.* ဒါၤ.

Thème, *n.* ခဲၣ်; a subject of discourse, a top-
 ic, တၢ်န့ၣ်ထဲၤထဲၤထီၣ်တၢ်ခဲၣ်ခဲၣ်ဖိၣ်; a subject
 discussed in writing, တၢ်ကွဲၤထီၣ်ခဲၣ်.

Them-selves', *pron. pl.* ဝဲကၢၤဝဲခဲၣ်, ဝဲကၢၤဝဲခဲၣ်
 တၢ်ခဲၣ်.

Then, *adv.* at that time, တုၤန့ၣ်တုၤ; soon after-
 wards, ထာၣ်တုၤ; at one time and another;
 as, now and then, က့ၤဘိက့ၤဘိ, တဘျီတက့ၤ.
 —, *conj.* therefore, in that case, မၤ
 သးၣ်န့ၣ်မိၤ, ပုၤခွဲၣ်န့ၣ်မိၤ.

Thence, *adv.* from that place, ထာၣ်တၢ်ခဲၣ် န့ၣ်;
 from that time, ထာၣ်န့ၣ်ထီၣ်ထီၣ်; for that
 case, ထာၣ်တၢ်န့ၣ်ဖေဖိ, ထာၣ်တၢ်မိၤ.

Thence'forth, *adv.* thence-forward, from that
 time, ထာၣ်န့ၣ်ထီၣ်ထီၣ်.

The'oc'ra-cy, *n.* a state governed directly by
 God, ထံၣ်ကိၣ်ကိၣ်ထာၣ်ကၢၤကၢၤယုၤ န့ၣ် ညီၣ်
 ပၤထီၣ်ဝဲ; the government of a state by God, ကၢၤ
 ယုၤထာၣ်န့ၣ်ညီၣ်ပၤတၢ်ထၢ်ဆးမိၤထံၣ်ကိၣ်ကိၣ်.

The'o-cratic-al, *a.* theocratic, ထၢ်ဆးမိၤကၢၤကၢၤ
 ဝဲတၢ်န့ၣ်ညီၣ်ပၤထီၣ်ဝဲ.

The-od'o-lite, *n.* (ထံၣ်ဒါၤဖေဖိ.) ထံၣ်ခဲၣ်
 (instrument) ထာၣ်ယုၤထီၣ်တၢ်ခဲၣ်န့ၣ်, ထၢ်ဆးမိၤ
 န့ၣ်မိၤ.

The-og'o-ny, *n. Myth.* ဟ့ၤမိၤမိၤပုၤဂြီၤဝဲထီၣ်
 ထာၣ်ယုၤထီၣ်တၢ်ခဲၣ်န့ၣ်.

The'o-lō'gi-an, The-ol'o-gist, *n.* a person well
 acquainted with theology, ဟ့ၤထာၣ်မၤလီၤ
 သးထာၣ်ယုၤခဲၣ်န့ၣ်မိၤထာၣ်ထီၣ်တၢ်ခဲၣ်.

The'o-lōg'ic, The'o-lōg'ic-al, *a.* ထၢ်ဆးမိၤယုၤ
 ခဲၣ်န့ၣ်မိၤထာၣ်ထီၣ်တၢ်ခဲၣ်.

The-ol'o-gy, *n.* the science of God and his re-
 lations to man, divinity, ယုၤခဲၣ်န့ၣ်မိၤထာၣ်
 ထီၣ်တၢ်ခဲၣ်ထီၣ်ထီၣ်.

The-ōp'a-ty, *n.* suffering, တၢ်ထုၣ်တၢ်ဖျိၣ်
 တၢ်နး; capacity for religious worship or affec-
 tions, တၢ်ထီၣ်ယုၤသ့, တၢ်ခဲၣ်ယုၤသ့.

The-ōph'a-ny, *a.* ယုၤထာၣ်ပၤဂၢၤထီၣ်ထီၣ်
 ထာၣ်ယုၤ ခဲၣ်ညါ.

The'o-rem, *n.* a principle established, တၢ်ခဲၣ်
 ထာၣ်ယုၤဆိကမိၣ်ထီၣ်တၢ်သးမိၤပၤဂၢၤပၤက့ၤဝဲ;
 a rule, တၢ်ဘျၣ်; *Math.* a statement to be
 proved, တၢ်ခဲၣ်ထာၣ်ပထၢ်ညီၣ်ညါထီၣ်.

The'o-rēt'ic, The'o-rēt'ic-al, *a.* speculative, hy-
 pothetical, ထၢ်ဆးမိၤတၢ်ဆိကမိၣ်မိၤန့ၣ်ဝဲ,
 ဝုၤခွဲၣ်တထၢ်ဆးမိၤတၢ်ခဲၣ်တၢ်မၤထီၣ်.

The'o-rist, *n.* one given to theorizing. See
 THEORIZE.

The'o-rize, *v. t.* to speculate, ဆိကမိၣ်တၢ်
 မိၤန့ၣ်ဝဲ, ဝုၤခွဲၣ်တထၢ်ဆးမိၤတၢ်ခဲၣ်တၢ်မၤ
 နီၣ်နီၣ်ထီၣ်.

The'o-ry, *n.* hypothesis, speculation, တၢ်ဆိက
 မိၣ်, တၢ်ထီၣ်သးမိၤန့ၣ်ဝဲ, တထၢ်ဆးမိၤ
 တၢ်ခဲၣ်တၢ်မၤထီၣ်.

Ther'-a-peū'tic, *a.* curative, ထၢ်ဆးမိၤတၢ်
 မၤဘျီက့ၤတၢ်ထာၣ်ထီၣ်.

Thère, *adv.* in that place, ထာၣ်န့ၣ်, ဝဲန့ၣ်;
 thither, န့ၣ်န့ၣ်; an expletive before a verb,
 တၢ်ထံၣ်ပထၢ်ထီၣ်ဆုၤပုၤကညီၣ် ဝဲ
 ကျိၣ်တသ့ထၢ်ဆးမိၤထီၣ်တထၢ်ဆးမိၤ
 ထီၣ်ထီၣ်.

Thère'a-bout', Thère'a-bouts, *adv.* near that
 place, သးမိၤထီၣ်န့ၣ်; near that number

ä, ê, î, ö, ü, y, long; ä, ê, î, ö, ü, y, short; càre, fàr, làst, fàll, whàt; thère, veìl, tèrm; pique; dōne, fōr,

or quantity, ဆာ်ဆာ်; as, ten men or there-
about, ဟုဖိၣ်ဆဂါတဆ်ဆာ်ဆာ်.

Thère-áft'er, *adv.* afterward, ထာတၢ်န့ၣ်ဆလီၢ်ခဲ ;
accordingly, ဖိန့ၣ်ဆသိး.

Thère-at', *adv.* at that place, ထာဆလီၢ်န့ၣ် ; on
that account, therefore, ထာတၢ်န့ၣ်ဆဆိ, သ
တးဒီး.

Thère-by', *adv.* by that means, ထာတၢ်န့ၣ်ဆဆိ.

Thère-für', *adv.* for that, or this, or it, ထာတၢ်န့ၣ်
ဆဆိ, ထာတၢ်ဆံးဆဆိ, ထာဆဝဲန့ၣ်ဆဆိ.

Thère'fore, *adv.* for this or that reason, မ
သးဖိန့ၣ်ဒီး, သတးဒီး; consequently, ထာတၢ်န့ၣ်
ဆဆိ; then, in that case, မသးဖိန့ၣ်ဒီး.

Thère-fróm', *adv.* from this or that, ထာတၢ်ဆံး
ထာတၢ်န့ၣ်, ထာဒီး. See ၂၃: ၈.

Thère-in', *adv.* in this or that, ထာတၢ်ဆံးဆဟု
ထာတၢ်န့ၣ်ဆဟု.

Thère-öf' (thère-öv'), *adv.* of that or this, ထ
တၢ်န့ၣ်တနီၤ, ထာဒီး.

Th're-öl'gy, *n.* See THERAPEUTICS.

Thère-ön', *adv.* on this or that, ထာဆလီၢ်, ထ
တၢ်ဆံး, ထာတၢ်န့ၣ်ဆလီၢ်.

Thère-out', *adv.* out of this or that; as, to take
thereout, တံးန့ၣ်ထီၣ်ထာဆဟု.

There-tü', Thère-ün'tü, *adv.* to that or this, ဆ
လီၢ်န့ၣ်, ထာဆလီၢ်န့ၣ်.

Thère'up-ün', *adv.* upon this or that, ထာဆလီၢ်,
ထာဆဖိမိၣ် ; on account of that, ထာတၢ်န့ၣ်ဆ
ဆိ; immediately, at once, တကီၢ်ခါ.

Thère-with', *adv.* with that or this, ထာဒီး, ထ
တၢ်န့ၣ်, ထာတၢ်ဆံး.

Th'r'mal, *a.* pertaining to heat, ဆာ်ဆးဒီးတၢ်
ကီၢ် ; warm, ထာ ; hot, ကီၢ် ; as, thermal
springs, ထံပူထာ, ထံပူကီၢ်.

Ther-mét'o-graph, *n.* a self-registering ther-
mometer, ဆမိၣ်မတၢ်တကလုၣ်ထာဆမၤနီၣ်ဆ
တၢ်ကီၢ်ဆဆာထာဆဂီၢ်ခဲ.

Ther-móm'e-ter, *n.* ဆံၣ်ထွဲၤခွၢ် (instrument) တ
ကလုၣ်ထာပထီၣ်နီၣ်တၢ်ကီၢ်ဆဆးဒီးတၢ်ကလုၣ်
ထာဆးဒီးတၢ်ဂုတၢ်ဆဆံးဆါဆံးဆါဆဆာန့ၣ်လီၤ.

Thése, *dem. pron. pl.* of this, ဆဆံးတဖၣ်, တၢ်
တဖၣ်ဆံး, ဆဝဲဆံးတဖၣ်. See THIS.

Thés'is, *n.* a proposition which a person ad-

vances and offers to maintain, a theme,
တၢ်ကတိၤဆိပၣ်တၢ်ထာဟုၤကဆိကမိၣ်ဆဂီၢ် ; an
essay written upon a particular subject,
ထံၣ်ထာဟုၤကွဲးဖျါထီၣ်တၢ်ဆဂီၢ်ဆကျိၤတခါ.

Thew, *n.* muscle, နီၢ်မိနီၢ်ကခါဆညၣ်ထူၣ် (muscle)
ဆဂံၢ်ဆထါ; brawn, strength, ပစံၢ်ပထါ.

Thew'y, *a.* muscular, strong, brawny, ထာဆဂံၢ်
ဆထါထီၣ်, ဆိၣ်ဒီးဆဂံၢ်ဆထါဂုၤ, ဒိၣ်.

They, *pers. pron. pl.* of he, she, and it, ဆဝဲ
သ့ၣ်, ဆဝဲသ့ၣ်တဖၣ်.

Thick, *a.* dense, not thin, inspissated, ပံၣ်, တက
တဆၣ်, ထီၣ် ; as, a thick congee, ဟုထံတ
က ; as, a thick fog, သ့ၣ်ထီၣ် ; turbid, mud-
dy, ခ ; as, the river water is thick, ထံ
ကျိၤဆထံခဲ ; close, crowded in space, as
trees &c. သူးလိၣ်ဆသး, ထီၣ်လိၣ်ဆသး; fre-
quent, တၢ်မၤဆသးတလီၢ်လီၢ်, တလီၢ်လီၢ်, တၢ်မၤ
ဆသးခါဘျိခါဘျိ; indistinct, as utterance,
ကတိၤတၢ်တပံၣ်တကျါထီၣ် ; dull, as of hearing,
နၢ်တခါတဖဲတဖဲ ; having much depth,
from surface to surface, ထီၣ်. —, *adv.*
frequently, closely, to a great depth.
See THICK, *a.* —, *n.* the thickest part,
the thickest, ဝဲဆလီၢ်ထာတၢ်မၤဆသးဆုၣ်တကွဲး;
as, he was in the thick of the fight, ဆ
ဝဲခဲၣ်ထီၣ်ဝဲဟုၤဆတၢ်နးကတၢ်.

Thick'en, *v. i.* to become more dense, ပံၣ်ထီၣ်
ကွဲၣ်ဝဲ, တကါဝဲ ; to become close togeth-
er, compact ထီၣ်ထီၣ်ဝဲ. —, *v. t.* to make
dense, မၤဆါတုၤဆပံၣ်, မၤသကၤဆါ ; to make
close together, make compact, မၤဆါတုၤ
ဆထီၣ်, မၤတဆံးတံးဆါ ; to thicken as with
flour, ကမိၣ်ထီၣ်ကထးထီၣ်.

Thick'et, *n.* a copse, ထာလီၤကစီၤဟု, တၢ်လီၤကစီၤ
လီၤကစီၤဟု.

Thick'héad'ed, *a.* hard or slow of understand-
ing, stupid, နၢ်ပၢ်တၢ်ကီၢ်, နၢ်ပၢ်တၢ်တဆူထီၣ်

Thick'ness, *n.* the extent of a body from sur-
face to surface, ဆထီၣ်.

Thick'sküll'ed, *n.* stupid. See THICK-HEADED.

Thick'sét, *a.* closely planted, သ့ၣ်လီၤဆါတံးတံး,
ခုးခုး; short and thick, ခုၣ်ဒီးဒိၣ်, ထီၣ်.

Thief, *n.* one who steals, တၢ်ဆုၣ် ; *Fig.* a vagrant

du, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as ġ; ġ as in ġet; s as z; x as gz; n as in linger.

Throat, *n.* the anterior portion of the neck, including the pharynx and trachea, ကိပ်အမဲင်ညါအိန်ဒီးကိပ်ထူင်အကျိဒီးပသါတံင်အကျိ။

Throb, *v. i.* to beat, as the heart or pulse, palpitate, ဆဲးမိုး, ဆဲးထူ; as a boil and other inflammation, ချီ, ဆါချီ, နှော့ထူး. —, *n.* a beat or strong pulsation, a palpitation, သးပိ, သးကနိုး.

Throe, *n.* extreme pain, anguish, agony, တံင်ဆါသးအထင်ပုဒ်ဒီးကထဲင်. See AGONY.

Throne, *n.* the chair of state of a king or sovereign, အထိပ်စင်; sovereign power or dignity, တံင်အစိအကဒီးပပအစိအကဒီးအသီး. —, *v. t.* to exalt, ဝင်ထိပ်ထီပု; to enthroned. See ENTHRONE.

Throng, *v. i.* to come in multitudes, ဝဲဂီဝါ. —, *v. t.* to crowd or press, as persons, ကတံင်ကတုင်ထိပ်အသး. —, *n.* a crowd of people, ပုဂံဂီဝါကတံင်ကတုင်; a large multitude, ပုဂံကတုင်, ပုဂံဂီဝါ; applied to insects and small animals, ကမံ့ကမံ့.

Throttle, *v. t.* to choke, strangle, ကိပ်ထီတဝံ, ကိပ်ကတံင်. —, *n.* the trachea or wind-pipe, the weasand, သါတံင်အကျိ. —, *v. i.* See THROTTLE, *v. t.*

Through, *prep.* from end to end or from side to side of, ရှိ, ရှိထူကံ; by means of, သးအစိ; among or in the midst of, သးအကျိ; as, fishes move through the water, ညှင်ထဲသးထံကျိ. —, *adv.* the whole, from end to end, ထာပ်ထာပ်ဆုဆု, ထာပ်စီပုကထူ.

Through-out, *prep.* and *adv.* quite through, သကုသးဒီး, သးထင်ထာခံ, ခဲထာင်.

Throw (thrō), *v. t.* to fling or cast in a winding direction, whirl, purl, ကွဲင်တရံ; to fling or cast in any manner, ကွဲင်, ကွဲင်ကွဲင်; to throw dice, ကွဲင်ထာတံင်ထိပ်ကွဲင်ကထုင်. —Throw off, ကွဲင်, ခုးကွဲင်; to cast down or upon, မာထီပုဂံကွဲင်, မာထီးပုဂံကွဲင်. —Throw aside, ခုးကွဲင်, ဝင်ကွဲင်. —Throw away, to cast away, ခုးကွဲင်, ကွဲင်တုဂံကွဲင်; to reject, abandon, ညှိကွဲင်. —Throw back, to retort, ကွဲင်ကဒါကု. —Throw by as useless, ဝင်တုဂံ. —Throw

down, to overthrow, cast down, ခုးထီ, ကွဲင်ထီ, မာထီပုဂံကွဲင်; to break down, destroy, မာထီသးကွဲင်, မာထီထဲကွဲင်; to put down, depress, ဆိန်တံင်ထီ. —Throw down flat, to prostrate, ကျိထီကျိထဲ; to throw one's self down, ထိန်ထီထီအသး. —Throw in, to inject, as a liquid, ကွဲင်နွဲင်. —Throw off, to free from, မာပုဒ်; to strip off, ဘုင်ထီကွဲင်; throw on, as on a pile, ပုင်ထီတံင်. —Throw out, to reject, ဝင်တုဂံကွဲင်, ညှိကွဲင်; to bring out, produce, ထူးထီ; to discard, expel, ဝင်ကွဲင်, ဝင်ထီကွဲင်; to throw up, yield, give up, resign, ဝင်ထီထဲကွဲင်အထီ; to vomit, spew, ဆိုး. —, *n.* a cast, a fling, တံင်ကွဲင်တထီ, တံင်ကွဲင်ကွဲင်, တံင်ခုးကွဲင်; a throw of dice, တံင်ထိန်ကွဲင်ကထုင်; the distance reached in throwing, ကွဲင်တံင်ထဲထဲအံထဲနွဲင်.

Thrum, *n.* one of the ends of a weaver's thread, လှိုင်ထီး, ထင်ထီး. —, *v. i.* to play rudely on an instrument with the fingers, ဒုတနံတဂုတုင်, တပုင်ဘုင်, မာထီကထီကထီ.

Thrush, *n.* the bird, ထိန်ထီအဲးတကလုင်ထာအပုဂံမး; the disease, မးကလုး, တံင်ဆါတကလုင်ထာအထင်ပုဒ်အကိပ်ခိန်ကိပ်ပု.

Thrust, *v. t.* to drive by pressure, push, ဆိန်. —Thrust at, ဆဲး, ဆဲးတရိုင်; —with the horns, ဘျား; —with the tusks, ဆဲး; —as hogs, ဝဲ. —Thrust down, ဆိန်ထီကွဲင်. —Thrust in, to push in ဆွဲနွဲင်, ဝါနွဲင်. —Thrust in one's self, to obtrude, ထဲနွဲင်ထဲထာအတနုအခွဲးဘုင်. —Thrust off, to push away, ဆိန်ပုဒ်ကွဲင်တံင်. —Thrust on, to impel, urge, ဆိန်ထီအုညါ. —Thrust out, to expel, eject, ဝင်ထီကွဲင်. —Thrust through, to pierce, stab, ဆဲးရှိ. —, *n.* See THRUST. *v. t.*

Thumb, *n.* ခုရ်ခိန်, ခုရ်ကျိ. —, *v. t.* to handle, စိန်တံင်ထာခုရ်ခိန်; to soil by handling, မာထင်ထာထာအစု.

Thump, *v. t.* to strike or beat with something heavy, တံင်ထာထာတံင်အစာတခံပံ. —, *n.* a hard, heavy, dull blow, တံင်ခိတ်တံင်ထာထာအစာ; the sound made by the striking

ä, ē, ī, ō, ū, ŷ, long; ä, ě, ĩ, ö, ů, ŷ, short; cäre, fār, läst, fall, whät; thère, vqil, térm; pique; döne, fôr,

of something heavy and hard, တာ်သိင်္ဂလီၤ
ဂ်တာ်အစာလီၤဝဲၣ်တၢ်ဒိတၢ်ထံးဒီးတာ်အဂၤ.

Thümp'ing, *a.* large, stout, မိၣ်မိၣ်မုၢ်မုၢ်; heavy,
စာ. *Colloq.*

Thün'der, *v. i.* to sound or roar, as an explo-
sion of lightning, လီၤသိၣ်; to make a con-
tinued, loud noise, like thunder, မၤသိၣ်
မၤသဲတၢ်ဂ်လီၤသိၣ်လီၤသဲအသိး; to menace by ec-
clesiastical authority, fulminate, ဝၤဝၤ
သိၣ်သိၣ်မၤပျံၤပျံၤထၢ အတၢ်ဒိက နှံၣ် အကလုာ်တၢ်.

—, *n.* the sound which follows a flash
of lightning, လီၤအတၢ်သိၣ်, လီၤသိၣ်.

Thün'der-bölt, *n.* လီၤဝဲၣ်အခိးဝဲၣ်ကလံာ်တဘိ.

Thün'der-cláp, *n.* လီၤသိၣ်တဘိ.

Thün'der-cloud, *n.* တၢ်အၢ်ထၢအကဒုးကဲလီၣ်လီၤ.

Thün'der-oüs, *a.* sounding loudly and deeply,
sonorous, ထၢအမၤသိၣ်မၤသဲတၢ်ဂ်လီၤသိၣ်အသိး.

Thün'der-show'er, *n.* တၢ်ဝဲၣ်ခူၤဒိၣ်ဒိးလီၤသိၣ်လီၤသဲ.

Thün'der-störm, *n.* ကထံၤခူၤဒိၣ်ဒိးလီၤသိၣ် ဒီး
တာ်ခူၤ.

Thün'der-strüch, *a.* astonished, amazed, ကမၤ
ကမၣ်, သးကတူၤ.

Thü'ri-fi-cítion, *n.* the burning of incense,
တာ်သိၣ်ကဲၤနၢမု.

Thürs'day, *n.* ခူၢ်ဝဲၣ်နံၤ, ခူၢ်ဒိၣ်ထံးပူၤလွံၢ်နံၤတနံၤ.

Thüs, *adv.* in this or that manner, ဝိထံၤဒ်နှံၣ်;
thus much, as much as this, so much, ထဲ
ထံၤထဲန့ၤ.

Thwäck, *v. t.* to bang, beat, thump, ဒိအိၤထၢ
တာ်အကတူၣ်. —, *n.* a blow a thump.
See THWACK, *v. t.*

Thwart, *v. t.* to move across, cross, ဒိဂ်တၢ်; to
cross, defeat, as a purpose, ကြိတၢ်, မၤလး
ဝိပူၤအတၢ်ကူၣ်တၢ်ဒီး. —, *n.* ခွဲအကး, ခွဲအသွၢ်.

Thwart-ships, *adv.* athwart-ships, across
the ship, ထၢကဘိအိၣ်မိၣ်တူၣ်ဒိၣ်စိၣ်စိၣ်. See
ATHWART.

Thy, *pers. poss.* of thou or thee, န; belonging
to thee. See THOU.

Thy'roid, *a.* resembling a shield, လီၤဂ်ကတီၤ;
the thyroid cartilage, Adam's apple, ဂိၣ်
ယုာ်တန့ၣ်.

Thy-self, *pers. pron.* (emphatic or reflexive),
နကစၢ်, နကစၢ်ဒိၣ်န့ၣ်.

Ti'a-rá, *n.* the pope's crown, ဝၤဝၤ အမိၣ်သ လး;
an ancient hat, မိၣ်ကုၣ်ထၢပူၤတကလုာ်.

Tib'i-á, *n.* ဒိၣ်ဒုၣ်သီထၢအမိၣ်တဘိ.

Tib'i-al, *n.* တၢ်ဘးဒီးဒိၣ်ဒုၣ်သီထၢအမိၣ်တဘိ.

Tic'al, *a.* တဲကါကြၢၤဝဲထဲသိး ဒီးခဲၣ်ဂ ထံၣ် အစုတးသိး,
ထၢကီၢ်ခိၣ်တမိၣ်ကြၢၤဝဲထဲသိးဒီးသၢတးထံၣ်သွဲလွံၢ်ကး,
ထၢဝံၤထီၤအကီၢ်တမိၣ်ပူၤသ့ဝဲထၢ တၢ်ခဲ စာထဲသိး ဒီး
၂၅ ဂြိၣ် troy weight.

Tick, *n.* an account of articles bought on cred-
it, a trust, စရိတၢ်ဘးဒီးပူၤတၢ်ထၢကမၢ်; the
insect, ခဲၣ်; the cover or case of a mat-
tress, လီၤပူၤအဝၢ, လီၤပူၤအဆ့. —, *v. i.* to go
on credit, ပူၤတၢ်ထၢကမၢ်; to give tick, cred-
it, trust, ဟ့ၣ်ပူၤတၢ်ထၢကမၢ်; to beat fast, as
a watch or clock, သိၣ်ခွဲးခွဲး, သိၣ်ခွဲးမိုးခွဲးမိုး.

Tick'en, *n.* ticking, cloth for bed ticks, တၢ်ကဲး
ညၣ်ထၢလီၤပူၤအဝီၢ်.

Tick'et, *n.* a token or certificate of a right,
privilege &c. တၢ်ပမိၣ်ဒုးခဲၣ်ထၢအထံၣ်အပူၤသ
တးဒီးန့ၢ်အခွဲးထၢတၢ်ထံၣ်တၢ်န့ၤအပူၤ.

Tick'ing, *n.* See TICKEN.

Tick'le, *v. t.* to affect with a peculiar sensation
by slight touches, titillate, ကိၢ်ကွံ; to
excite any pleasant sensation, မၤရၣ်မၤ
မုၢ်ပူၤ, မၤနံၤမၤအ့ပူၤ.

Tick'lish, *a.* easily tickled, ပူၤထၢအကီၢ်ကွံ; diffi-
cult of management, critical, ကဲကတူၤ;
unfixed, ထၢပမၤအိၤ; easily moved, တကျၢၤ
တၢ်.

Tid'al, *a.* pertaining to tides, တၢ်ဘးဒီးထံၣ်စိၣ်
ထံၣ်လီၤ.

Tide, *n.* the alternate ebb and flow of the sea,
ထံၣ်စိၣ်ထံၣ်လီၤ; the course or current of
affairs, တၢ်ထဲတၢ်တၢ်တၢ်တၢ်.

Tide-gáte, *n.* ကြၢၤမၤကြိၤစာၣ်ထံၣ်အသုတယုၤက့ၤတၢ်.

Tide-tá'ble, *n.* ထံၣ်ထၢအကွဲးဒိၣ်ထံၣ်စိၣ်ထံၣ်လီၤ,
ထံၣ်စိၣ်အစရိ.

Tide-wáit'er, *n.* ပူၤထၢအမိၣ်ကဘိအတၢ်ဖိတၢ်ထံၣ်ဒ်
သုတပူၤပွဲးထၢအမိၣ်အသ့တၢ်.

Tide-wá'y, *n.* တၢ်အကျိၣ်ထံၣ်စိၣ်ထံၣ်လီၤဝဲ.

Ti'di-ness, *n.* neatness. See TIDY.

d, w, wolf; f, ürl, r, yde, p, u, sh; e, i, o. silent; ç as s; ch as sh; g, g as z; g as in gret; s as z; x as gz; n as in linge .

Tid'ings, *n.* news, intelligence, information, တပ်ပရ
 Tidy, *a.* clean and well arranged, neat, အိမ်စီဝေးကတ်တော်သေးလိတ်; as, a tidy room, ဓားစီမိုးအိမ်ကျွဲသေးလိတ်လိမ့်။
 —, *v. t.* to make neat, မာစီမိုးကျွဲလိတ်လိမ့်; to make one's self tidy, ကလိသေးကညွဲကဆီ။ —, *n.* a cover for the back of a chair, the arms of a sofa and other things, for the purposes of neatness and ornament, တပ်ကေးတပ်တမ်းတပ်သားမာမာထေးမိုးထေးသုတတပ်အာတဂုအရိ။
 Tie, *v. t.* to fasten with a cord and knot, bind, စာ,စာဆင်,ဆုဆင်.—Tie hand and foot, စာစုစာခိပ်.—Tie a knot, as in a string, စာကမိပ်.—Tie with a hard knot, စာသိတ်ဆင်.—Tie down, ဆုတပ်ကျွဲကျွဲ။ —Tie together, as grass or faggots, ဆုကမိပ်,ဆုတပ်ဆင်။—Tie up, as a bundle, ဘိတ်ထိပ်ဆင်; —*Fig.* to confine, restrain, ခြိတ်ဆင်ပုၤသုတမာတဂု။ —, *n.* a knot in a string, အကမိပ်; bond, obligation, တပ်စာဆင်ပုၤ, စီပမ်းတပ်အသိးတပ်ထာပုၤတမာတပ်မိုးအိပ်တသုတပ်။
 Tier, *n.* a row, especially when one row is placed above another, တပ်တဂု,တပ်တကထာ; as, a tier of seats, လိတ်ဆုၤနီၤတဂု။
 Tierce, *n.* a cask which contains 42 wine gallons, ကထံသုၤထာအကြိတ်တပ် ၄၂ ၀၂ ထာၤ (gallons); a cask for packing salt provisions for shipping, containing 336 pounds, ကထံသုၤထာအကကြိတ်တပ်ညှပ်အပိပ်ၣ် ၃၃၆ ပိပ်တခပ်။
 Tiff, *n.* a fit of anger, altercation, peevishness, သးမိပ်ထိပ်,သးထိပ်,သးဆုၣ်။
 Tiffin, *n.* lunch, တပ်အိပ်ထာအတလိးဗုၤလိထံတပ်။
 Tiger, *n.* ခု,ဘိတ်သအိပ်; the tiger family, ခုမီးထိမိ။
 Tight, *a.* tense, taut, as a rope, ဆာ,တကတူၣ်တပ်; fitting close, as a garment, or hard, as a knot, ကတပ်,မီး; not pervious to a liquid, not leaky, တပ်ဝဲ,ထံနွဲတပာ်တပ်; close, so as not to admit the air, တပ်; as, a

tight room, ဓားတပ်ဝဲ,ကထံနွဲတသုတပ်; close in dealing, parsimonious, ပိပ်,ကိ။
 Tight'en, *v. t.* to draw tighter, make more tense, ထူးဆာထိ။
 Ti'gress, *n.* ဘိတ်သအိပ်မိတ်တခု,ခွဲမိတ်တခု။
 Tile, *n.* ထိကထဲထာဟိပ်မိပ်မိုးတပ်နွဲတခပ်အရိ။ —, *v. t.* to cover with tiles, ခူးထိပ်ထဲထာအိကထဲ။
 Till, *n.* သိးတပ်အစားမိထာပုၤညိနွဲပပ်ဝဲထုဖိစုဖိ, တပ်မသိးမရ်မိုးတပ်နွဲတခပ်အသိး,ပထိးကိးဝဲထာ(အနွဲ)။ —, *prep.* until, တု,ပာ်ထာ; as, I will wait till four o'clock, ယကအိပ်မိုးတုၤလွဲၣ်နွဲၣ်တပ်, ယကအိပ်မိုးပာ်ထာလွဲၣ်နွဲၣ်တပ်။ —, *v. t.* to cultivate the ground, မာဟိပ်မိပ်။ See ၁၆၁. ၄: ၁၂ and ၂: ၁။
 Till'age, *n.* husbandry, farming, agriculture, တပ်မာစံၣ်မာပုၤ, တပ်သုၣ်ထိးလိးတပ်တမ်းထိတ်ထိတ်, တပ်မာဟိပ်မိပ်။
 Till'er, *n.* a husbandman, a farmer, a plowman, ပုၤမာဟိပ်မိပ်အတပ်မာ; the handle of a rudder, နိပ်ပံၣ်ခဲ; a shoot or sprout from the root or stump of a tree, မိုးကမိပ်။ —, *v. t.* to sprout from the root, မိုးကမိပ်ထိပ်။
 Tilt, *n.* the cloth covering of a cart or wagon, or covering of a boat, မိပ်ကပ်,မိပ်ကေး,တပ်ခူးမိပ်; the military exercise of tilting, a tournament, တပ်မိုးထာထိထာကသုၣ်အထိ။ —, *v. t.* to raise one end higher than the other, incline, ပပ်တစု,ပပ်တထွာ; to thrust, as a spear, ဆဲး; to thrust with a spear on horse back, ဆဲးတပ်ထာအမိုးဆုၣ်ကသုၣ်အစာရ်။
 Tim'ber, *n.* wood, lumber, သုၣ်; material for any structure, တပ်ထာပုၤအကထိပ်တပ်ထာထိးသု။
 Tim'bered, *a.* covered with growing timber or trees, အိပ်ထာသုၣ်; as, well-timbered land, ကိတ်ထာအအိပ်မိုးသုၣ်။
 Tim'ber-yard, *n.* ကရုထာပုၤပပ်သုၣ်အရိ။
 Tim'brel, *n.* an ancient musical instrument, ဓာထာပုၤတကထုၣ်။ See ၂၆၁. ၁၅: ၂၀။
 Time, *n.* a period or part of duration, အခါ,အခွဲအခါ; an opportunity, a convenient season, အဆာဂုၤအကတိတ်တပ်, တပ်သုၣ်ဆာမကတိတ်; See စံၣ်. ၃: ၁; a repetition, အစု,အဘျီ; as

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ö, ů, ȳ, short; cäre, fär, läst, fäll, what; thäre, veil, tärn; pique; done, för.

ထွန်ထွန်, မှုမ့်တဖျားတဖျားသောအရာများ; as, these ornaments are mere tinsel, တာ်ကယာ်ကယဲ
 အံ့မ့၍ထဲကလွှာ်နှုတ်ဖိလီ; her dress is mere
 tinsel, showy, but not really nice, အဲဒဲအ
 တာ်ကူတာ်သီးန့၍ဖျါဝဲအုၣ်အုၣ်ထွန်ထွန်, မှုမ့်တဖျားတာ်
 အဝဲၣ်နီၣ်နီၣ်တၢ်. —, *a.* showy, gaudy,
 superficial, ဖျါအုၣ်အုၣ်ထွန်ထွန်, ကပြီၣ်ကပြီၣ်မ့ၣ်
 တဝဲၣ်နီၣ်နီၣ်တၢ်. —, *v. t.* to overlay with
 something shiny, တျူးထာ်ကလွှာ်နှုတ်.

Tin'sel-ly, *a.* gaudy, showy, ထၣ်ဆးဖိးတာ်တံၢ်ထၣ်
 ထၣ်ထာ်အမ့ၣ်ထဲတာ်ကပြီၣ်ကပြီၣ်ဖိ, လီၣ်ဂၢ်တာ်အပွၣ်
 ဖိၣ်, မှုမ့်တဖျားတာ်အနီၣ်နီၣ်တၢ်.

Tint, *n.* a pale color, a tinge, တာ်အလွဲၣ်ရွာ်.—, *v. t.* to tinge, color slightly, မၤအိၣ်အလွဲၣ်
 တဲး.

Ti'ny, *a.* small, puny, ဆံး.

Tip, *n.* the top point or end of anything small,
 တာ်အမိးခံးမိးနီ; as, the tip of the finger, စု
 ခုၣ်အမိးနီ.—, *v. t.* to cover the tip of,
 မၤထာ်အမိးနီထာ်တံၢ်ခံး; as, to tip a pen
 with gold, မၤထီၣ်ခိးအထီၣ်နီထာ်ထူ; to touch
 lightly, tap, ထိးထၣ်.—Tip the wink, ဖျးဆံး
 အမဲၣ်, ဟ့ၣ်တာ်ပ နီၣ်ထာ်အဖျးဆံးအမဲၣ်.—Tip off,
 to pour out as liquor, လူထီၣ်ကွံၣ်.—Tip over,
 to overturn, upset, မၤလီၣ်ဒြီၣ်, ထိးကမိ
 ထီၣ်; to tilt, incline, ထိးဒွဲခံ, ပၣ်တစု, ပၣ်တထွာ်.

Tip'pet, *n.* တာ်ကူတာ်သီးထာ်ပွၣ်လှေးထာ်အကိၣ်ဒီးအခံးထၣ်
 မိၣ်အစီၣ်.

Tip'ple, *v. t.* to drink strong liquors habitual-
 ly and frequently, ထီၣ်သီးဖိၣ်ဂၢ်ဖိၣ်ခဲးခဲးထံး.
 —, *v. t.* See TIPPLE, *v. t.*

Tip'pler, *n.* ပွၣ်အိၣ်သီးဖိၣ်ဂၢ်ဖိၣ်ခဲးခဲးထံး.

Tip'sy, *a.* almost drunk, fuddled, မူၤသီးတဲး.

Tip'toe, *n.* မိၣ်ခုၣ်မိၣ်န့ၣ်အမိးနီ; to walk on tiptoe,
 ထးထာ်ခိၣ်မုၢ်ထိးနီ; to be on tiptoe, to be
 aroused, သးဝဲ; as, to be on tiptoe with
 expectation, အသးဝဲထာ်အတာ်ကွၢ်ထၣ်အပူၤ,
 ထာ်တာ်ကွၢ်ထၣ်အမိ မၤအသးခဲၣ်ခဲၣ်စီၣ်.

Tip'top, *a.* in the highest degree, ထာ်တာ်ဂၢ်အ
 ဖိမိၣ်; the best of anything, first-rate, ဝဲ
 ကတာ်; as, a tip-top voice, အကလုာ်အဝဲ
 ကတာ်.

Ti-rade', *n.* invective, censure, တာ်ကထီၣ်ထာ်အ
 ပၣ်တာ်ကမၣ်ထာ်ပွၣ်အထီၣ်.

Tire, *n.* a head-dress. See TIARA. the iron band
 of a wheel, ထးကွီထာ်အကွီထာ်ထွန်ခံထၣ်.
 —, *v. t.* to fatigue, weary, ထီၣ်ထွံးထီၣ်
 ဘျါ, ဝံၣ်ခဲၣ်ထီၣ်ထီၣ်ထီၣ်; to have the patience
 exhausted, be disgusted, ဝံသးစူၤတထဲထာ်,
 မၤတစုထာ်.—, *v. t.* to make uneasy by
 long continuance, jade, harass, မၤဝဲတစု
 ထၣ်ထာ်ထီၣ်ထီၣ်ထီၣ်.—Tire out, to fatigue
 to excess, exhaust, မၤလီၣ်ထွံးထီၣ်ထီၣ်.

Tire'some, *a.* fatiguing, wearisome, ထီၣ်ထွံးထီၣ်
 ထီၣ်; rendering uneasy by long continu-
 ance, tedious, ထာ်အမၤလီၣ်ထွံးထီၣ်ထီၣ်
 ဘျါအီၣ်ထာ်
 အထီၣ်ထၣ်ကဲးမိးအမိ.

Tire'some-ness, *n.* wearisomness, tediousness.
 See TIBESOME.

Tis'sue (tish'shu), *n.* cloth interwoven with
 gold or silver, တာ်ကံးညၣ်ထာ်အထီၣ်ထီၣ်ထီၣ်
 ထူၣ်ဒီးစုၣ်အလုၣ်; a connected series, တံၢ်ထၣ်
 တံၢ်; as, the whole story is a tissue of
 falsehoods, တာ်မဲၣ်ခဲထာ်န့ၣ်တံၢ်ထၣ်တံၢ်
 တာ်ကဘျးကဘျး.

Tit, *n.* a teat. See TEAT.—Tit for tat, an equiva-
 lent, တာ်ထဲသီးထီၣ်အသး, တာ်ခိၣ်ထီၣ်ထီၣ်
 ဒီးတာ်အ
 ဝဲထံး.

Tit'bit, *n.* a tender bit, a nice little piece of
 food, တာ်တဆံးတက့ၢ်ထာ်အခံၣ်. See TIDBIT.

Tithe, *n.* a tenth part, တဆံပူတပူ (၁/၁၀). —, *v. t.*
 to tax to the amount of one tenth, ထာ်
 အပူတဆံးတံးန့ၣ်ထီၣ်ထီၣ်ထီၣ်.

Tith'ing, *n.* the taking of tithes, တာ်ထံးန့ၣ်တာ်ထာ်
 တဆံပူတပူ, ထာ်တဆံးဘျးတဘျး.

Tith'ing-mán, *n.* one elected to preside over
 the tithing and other matters of a par-
 ish, ပွၣ်ထာ်အထံးကွၢ်ကွၢ်ထာ်ထၣ်ဆးဖိးတာ်
 ဘျးထီၣ်ထီၣ်ထီၣ်, ပွၣ်ထံးန့ၣ် tithes.

Tit'il-láte, *v. t.* to tickle, ကိာ်ကထီၣ်.

Tit'il-lá'tion, *n.* the act of tickling. See TRIL-
 LATE.

Tit'le, *n.* the inscription or the name of a writ-
 ing or book, ထီၣ်အမံးထာ်အဘၣ်ကွဲး
 အသးထာ်
 အထီၣ်ထာ်အခိၣ်ထံး; a name, an appellation

ä, é, î, ò, ù, ý, long; ä, é, ï, ö, ü, ý, short; càre, fàr, làst, fàll, whàt; thère, veìl, tèrm; pìque; dònè, fòr,

အခံအသင့်; an appellation of honor, အခံ
ထပ်စားစားတော်အလိင်အကျွဲ; a just claim, တော်ထပ်
စားစားအိလောအကြားပာထပ်ဝဲ; the evidence of
a claim, တော်အုပ် အသားထာအ ကြားပာ ထပ်ဝဲ.
——, *v. t.* to call by a title, entitle, ယှို
နိုတော်အခံအသင့်စားစားတော်အလိင်.

Ti'tle-deed, *n.* ထပ်လွှားနိုငါထာအခွဲအတော်အုပ်ဝဲ.

Ti'tle-leaf, Ti'tle-pāge, *n.* ထပ်အကတုံးတဘွင်ထာအ
ခံအသင့်လွှားအသားထာအလိင်.

Tit'ter, *v. i.* to laugh with constraint, နှိုကထဲး
နှိုကထဲး, နှိုအလိင်ခြေခြေ. ——, *n.* a restrained
laugh. See TITTER, *v. i.*

Tit'tle, *n.* a jot, an iota, a minute part, တော်ထာအ
သံးတော်အသင့်အစဲ, အနာဂိတနာဂိ. See မ. ၅: ၁၈.

Tit'tle-tāt'tle, *n.* trifling talk, idle prattle, တော်
ကတိထာအကျွဲတအိင်အုပ်, တော်ကတိကလိကလိ.

Tit'ū-lar, Tit'ū-la-ry, *a.* existing in title or
name, nominal, အိင်စားတော်အလိင်အကျွဲအခံအ
သင့်အနာဂိကတ မာအ တော် မာ ထပ်; as, a titular
king, ဂှါးအိလောအိပာထနာဂိကတပာထပ်တော်ထပ်.

To, *prep.* unto, ဆု; as, I went to the house,
ယထဲဆုတံ; denoting accord or adapta-
tion, ထာ, ထာအ; as, work to his mind, တော်
မာထာအထပ်အသား; denoting conection or
opposition, သကီး; as, face to face, ဖဲသ
တီးဖဲ; a sign of the dative for, အဆိ, အဂိ;
as, he spoke to a large audience, ကထိဝဲ
ထာဂှါဂိဂှါဂိပာဒိကနာဂိ တပူအဂိ; as far as,
ပာ, တု; he went to the road with him,
အဝဲထဲဆုစားအိပာဂိထာကျွဲ—တုထာကျွဲ; in order
to, ဝဲသီးစား, ဝဲ—အသီး; as he went to the
bazaar to buy rice, အဝဲထဲဆုဌာပူဝဲသီးအက
ပူထုအဂိ; to and fro, *adv.* back and forth,
ဆုထဲဆုနာဂိ, ထုထဲဆုထဲဆုနာဂိ.

Tōad, *n.* ခွင့်သွင်.

Tōad'-stool, *n.* တု.

Tōad'y, *n.* a sycophant, a flatterer, ဂှါးလွှားနာဂိဂှါး
ဝဲကနာဂိတဘွဲအသီး, ဂှါးပကြာဂှါးဂှါးထာတော်က
လိကလိ. ——, *v. t.* to fawn upon. See
FAWN, 2nd def.

Tōast, *v. t.* to dry and scorch by a fire, သင့်,
ထပ်; as, to toast bread, ကင်အိင်, သင်ကင်ထာ

ခွင့်ဆု; to drink to the health of, ဂှါးတင်အ
ခံးအိဝဲ, ဂှါးထာတော်ထူးအိင်အဆိ.

Tōast'er, *n.* စုကဝဲထာထပ်ကင်အဂိ.

To-bāc'co, *n.* ညှိုသူး, ညှိုသူးထပ်; ကသံထပ်.

To-bāc'co-nist, *n.* a manufacturer of tobacco,
ဂှါးမာကထိင်ညှိုသူးထာမိင်စားတော်မနှိုမတားအဂိ; a
dealer in tobacco, ဂှါးထာတော်ထာတော်မာအပူ
ဝဲအစံးဝဲထာအဖိခိင်အသီးနာဂိ.

To-bāc'co-pipe, *n.* မိင်သွင်မိင်.

Tō'bīne, *n.* a stout, twilled silk, တော်ကံးညှင်သတိ
အကျွဲထာကလွင်. See TABBY.

Tōc'sin, *n.* an alarm-bell, နိုင်အိင်ကျိင်, ဂှါးလွဲထာတော်
ခူးသွင်ညှိုဂှါးထာတော်ထပ်အိင်အလိင်အိင်ဝဲအဂိ.

To-day, *n.* this day, တနံ့အံ့, မှါဆါတနံ့အံ့, မှါဆါ
အံ့. ——, *adv.* on this day, ထာတနံ့အံ့.

Tōd'dle, *v. i.* တားတိတော်တိတော်မိခိင်အသီးအသီး.

Tōd'dler, *n.* an infant or young child. See
TODDLE.

Tōd'dy, *n.* palm liquor, ထီထံ; sweetened grog,
သံး, ထံးအံးထပ်ဆာဆါဆုင်ထိင်အသား.

Tōe, *n.* the toes in general, ခိင်ဂှါးခိင်နာ; the great
toe, ခိင်ဂှါးခိင်တဘိ, ခိင်ဂှါးကျာတဘိ; the second
toe, ခိင်ဂှါးထု; the third toe, ခိင်ဂှါးထိ; fourth
toe, ခိင်ဂှါးဖဲ; the fifth toe, ခိင်ဂှါးဆင်. ——,
v. t. to reach with the toe, to come fully
up to a standard; as, to toe the mark, မာ
ထာထာပွဲပွဲ, မာထုအထပ်.

Tōe'-nail, *n.* toe-nails, claws and hoofs in gen-
eral, ခိင်ခွင်ခိင်ဖိ.

To-ḡēth'er, *adv.* in company in the same
place, သကီး, တပူဆိ; unitedly, in-company,
သကီး; as, we walk together, ထာသကီး; in
junction or union, ဆု; as, to pin two
leaves together, ဆဲးဆုင်ထိင်အကတုံးအကတုံး;
to mix two ingredients together, ဆါဆုင်
တော်ခံး; in concert, ဆိင်ဆိင်; as, the allies
made war upon France together, အထံး
ကိင်ထာအမာအလိင်အသားတခင်ခူးကိင်အိင်ဂထိင်
ဆိင်ဆိင်.

Toil, *v. i.* to labor to excess, drudge, မာတော်ကိ
ကိင်ဂိဂိ. ——, *n.* painful, exhausting
labor or work, တော်မာကိကိင်ဂိဂိ; drudgery,

do, wolf; fūrl, rude, push; e.i.o. silent; ç as s; çh as sh; ḡ as ḡ; ḡ as in ḡet; s as z; x as gz; n as in lingei .

တၢ်မၤတၢ်စုၣ်တၢ်မၤတၢ်ဆွဲးသး; a net, a snare.
 See SNARE, *n.*
 Toi'et, *n.* a dressing table, စွဲၣ်အိၣ်ဒီးခဲၣ်ထံကထၢ
 တဘျီတၢ်ပၤကထဲၣ်ကတိၤအသးခဲၣ်; dress, at-
 tire, တၢ်ကူတၢ်သိး.
 Toi'let-glass, *n.* ခဲၣ်ထံကထၢတၢ်တၢ်ကထဲၣ်ကတိၤအသး
 ခဲၣ်,ခဲၣ်ထံကထၢတၢ်တၢ်သိၣ်ခဲၣ်ကတိၤအသးခဲၣ်.
 Toi'let-tā'ble, *n.* See TOILET, 1st. *def.*
 Toil'some, *a.* laborious, wearisome, ကိၣ်ကိၣ်ဂီၤ
 ဂီၤ, ထၢမၤတၢ်ဆွဲးသး; as, toilsome work, တၢ်
 မၤဆဲးမၤတၢ်ဆွဲးမၤတၢ်ပၤ, တၢ်မၤကိၣ်ကိၣ်ဂီၤဂီၤ.
 Toil'some-ness, *n.* laboriousness, wearisome.
 See TOILSOME.
 Tō'ken, *n.* a mark, တၢ်မၤခိၣ်, တၢ်မၤခိၣ်မၤဆၢ; a
 sign, တၢ်ပၤခိၣ်; a memorial, တၢ်မၤခိၣ်ဆၢတၢ်
 ခိၣ်သိးခဲၣ်ကထၢခိၣ်တၢ်က့ၣ်အဂီၢ်.
 Tōle, *v. t.* to allure by some bait, toll, တွဲၣ်, တွဲၣ်
 တွဲၣ်, ကထံၣ်န့ၣ်.
 Tōl'er-a-ble, *a.* endurable, sufferable, bearable,
 ထၢပတုၢ်ကဲ, တုၢ်ကဲခိၣ်ကဲ, တုၢ်န့ၣ်ခိၣ်ပွဲ; mod-
 erately good, passable, ဝုၤခိၣ်ခိၣ်ဆဲးဆဲး, တ
 ဝုၤန့ၣ်အခါတၢ်တၢ်, တဖၢန့ၣ်အခါတၢ်, ဝုၤမဲၣ်တၢ်တၢ်
 ပုၤ, ဝုၤထံၣ်ဒီးဖိ.
 Tōl'er-ance, *n.* toleration. See TOLERATE.
 Tōl'er-ant, *a.* forbearing, indulgent, အိၣ်ဒီးတၢ်ခဲ
 သးစူၤ, ထၢအညိၣ်န့ၣ်ခဲၣ်သးစူၤ, ဟ့ၣ်အခွဲးညိ.
 Tōl'er-ate, *v. t.* to permit, allow, not to re-
 strain, တဆဲၣ်ဒီးသးန့ၣ်က့ၣ်ထံၣ်အခွဲးထၢမၤတၢ်
 တခံၣ်ခဲၣ်, တကြိၣ်အိၣ်တၢ်.
 Tōl'er-ā'tion, *n.* allowance. See TOLERATE.
 Toll, *n.* a tax paid for liberty of passing, တုၢ်
 ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်, ထၢတၢ်တၢ်တၢ်တၢ်တၢ်တၢ်
 အိၣ်အခွဲးထၢမၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 a portion of flour taken for grinding, ဝဲၣ်
 ကိၣ်ကမ့ၣ်ထဲ; the sounding of a bell with
 strokes slowly and uniformly repeated,
 ဓၢလွဲၣ်တၢ်ထီၣ် စၢၤ စၢၤ. —, *v. t.* to strike
 a bell slowly, ဒိၣ်ခဲၣ်ဒိၣ်ခဲၣ်ကထီၣ်ထီၣ်ထီၣ်
 သိးထီၣ်ထီၣ်ထီၣ်ထီၣ်, ထုၤစၢၤ လွဲၣ် စၢၤ စၢၤ တ
 ထံၣ် တ ထံၣ်; to
 tole. See TOLE.
 Tōll'-bridge, *n.* တၢ်ထၢအအိၣ်ဒီးခဲၣ်ထဲ.
 Tōll'-gate, *n.* ကြိၣ်ထၢအကြိၣ်ထၢပၤဒီးထီၣ်ထီၣ်ထီၣ်
 တၢ်အိၣ်အခွဲးတၢ်.

Tōll'-gāth'er-er, *n.* ပုၤထၢအထၢအိၣ်ဒီးခဲၣ်ထဲ
 ခိၣ်ထဲ.
 Tōll'-house, *n.* တၢ်ထၢပုၤထၢအိၣ်ဒီးခဲၣ်ထဲ
 ခိၣ်ထဲ.
 Tōm'a-hawk, *n.* a kind of axe, ပုၤထၢအရဲကဲ
 ပုၤထၢအကျိ. —, *v. t.* ကိၣ်တၢ်ထၢအကျိန့ၣ်.
 To-mā'to, *n.* တကီၤဆဲၣ်သ့.
 Tomb, *n.* a grave, a vault, တၢ်သ့ၣ်ခိၣ်; a monu-
 ment for the dead, a tomb-stone, တၢ်မၤ
 ပခိၣ်ဆၢတၢ်သ့ၣ်ခိၣ်ထဲ.
 Tōm'boy, *n.* a rude boy, ဝိၣ်ခိၣ်သ့ၣ်ထၢ
 အရၢၢ်; a girl of masculine manners, ဝိၣ်
 ဝိၣ်ခိၣ်သ့ၣ်ထၢ
 အဝဲၣ်ဆၢဒီးထုၤထုၤဝိၣ်ခိၣ်သ့ၣ်ထဲ.
 Tomb'stone, *n.* a stone erected over a grave,
 ထၢထၢပုၤမၤခိၣ်ဆၢတၢ်သ့ၣ်ခိၣ်ထဲ.
 Tōme, *n.* a volume, ထီၣ်ထီၣ်ထီၣ်ထီၣ်
 အဂီၢ်; a ponderous book, ထီၣ်ထီၣ်ထီၣ်
 တဘျီ.
 Tōm'fool, *n.* a trifler, a very foolish person,
 ပုၤ
 မၤအသးဒိၣ်ပုၤတၢ်မၤခိၣ်ထဲ, ပုၤထၢ
 တၢ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်.
 Tōm'fool'er-y, *n.* foolish trifling, တၢ်မၤကထီၣ်
 ထီၣ်, တၢ်ထၢအဆၢအကထီၣ်ထီၣ်ထီၣ်.
 To-mōr'rōw, *n.* ခဲၣ်ဆၢ, ဝဲၣ်တန့ၣ်.
 Tōm'pion, *n.* ချိၣ်အခိၣ်ထီၣ်ဝဲ.
 Tōm'tit, *n.* the titmouse, က့ၣ်တကလုၣ်.
 Tōm'-tōm, *Hind. n.* tam-tam, ပုၤထံၣ်
 ချိၣ်ထီၣ်တကလုၣ်.
 Tōn, *n.* the prevailing fashion, vogue, တၢ်က
 တၢ်သိးခဲၣ်ကဲတၢ်တၢ်တၢ်တၢ်တၢ်
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တၢ်, ထၢပုၤမၤတၢ်တၢ်တၢ်.
 Tōn (tūn), *n.* the weight, တၢ်ထီၣ်ထီၣ်ထီၣ်
 ၂၂၄၀ ဝိၣ်;
 as a ship of 300 tons, က
 တိ ထၢအကမိၣ်
 တၢ်(tons) ၃၀၀ = ၆၇၂၀၀၀ ဝိၣ်.
 Tōne, *n.* sound, တၢ်ထီၣ်; the modification
 of
 the voice, အကလုၣ်, အတၢ်ထီၣ်မၤ
 အသးခိၣ်ခိၣ်န့ၣ်;
 as, a high tone, ကလုၣ်
 ဆဲး, ကလုၣ်
 ခြိ; a low
 tone, ကလုၣ်
 ပၤထၢ; a loud
 tone, ကလုၣ်
 ခိၣ်;
 a pleasant
 tone, ကလုၣ်
 ထီၣ်ထီၣ်ထီၣ်ထီၣ်, ကလုၣ်
 ခဲၣ်;
 a whining,
 affected
 style of
 speaking,
 တၢ်
 ထဲထီၣ်ထီၣ်ထီၣ်ထီၣ်;
 tension
 or
 strength
 of
 the
 bodily
 organs,
 vigor, တၢ်
 ခိၣ်
 ဆၢ
 ထီၣ်
 ဆၢ;
 mental
 energy, တၢ်
 ကျိၣ်
 တၢ်
 ဆၢ,
 သး
 ခဲၣ်
 ထီၣ်.

ā, ē, ī, ō, ū, ū, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, læst, fäll, what, thäre, veil, tērm; pique; dōne, fōr-

er vessels, a tug, ကဘိခွန်ထာ ဓထုးခွံ့ဖါကဘိ
ဖါ,ကဘိတွဲ.

Tow'el, *n.* a cloth used for wiping the hands
&c. စုထွါ,ပဝန်,ပဝန်ထာထွါတံးခရိ.

Tow'er, *n.* an elevated structure surmounting
the main edifice, ဓမိန်မိမိ; as, the tower
of a church, &c. သရိန်ခမိန်မိမိ, တံးခမိန်မိမိ;
a citadel, a fortress, ထားခာန်တနာ်, တံးခထာ
ပှါဖါတံးခရိ; *Fig.* a defender, a defence,
ထားထီ ခာန် တနာ်. See ခံး. ၆၃: ၃. —, *v. t.*
to rise or ascend very high, soar, ထဲထီန်
ဆူတံးထီန်ထီ, ထူထီန်.

Tow'er-ing, *a.* very high, lofty, elevated, မိထ
ရီ, ထီမး; as, a towering height, တံးထီန်မိထ
ရီ.

Tow'-line, *n.* ပှါထာတံးထုးခွံ့ဖါကဘိဖါခရိ.

Tow'-path, *n.* ထွဲမိထာပှါဝှါ, ကသုန်ဝှါ, ထာခထုးခွံ့ထဲ
တံးခရိ.

Town, *n.* a city or a village, ဝှါ, သရိ.

Town'-clerk, *n.* ဝှါခရူ, သရိခရူ. See CLERK, 1st. *def.*

Town'-cri'er, *n.* ပှါထဲထာဝှါသကူထေးခးမိးကီးဟူထီန်
သါထီတံးခရိ.

Town'-hall, *n.* ခားခးမိန်ထာပှါခိန်မိန်ကူန်ထီန်ခးထီခံန်
ညီန်တံးထန်စားမိးဝှါခရိ.

Town'-house, *n.* a house in city or town, ဝှါ
ခထံန်; a house for the transaction of
the town's business. See TOWNHALL.

Town'-meet'ing, *n.* တံးခိန်မိန် ကူန် ထီန်, ခး ထီ မိး ခံန်
ညီန်တံးထန်စားမိးဝှါ.

Town's'-folk, Towns'-pēo'ple, *n.* ပှါဝှါမိ, ပှါခရူမိဝှါ.

Town'ship, *n.* the district of a town, တံးထီထန်
စားမိးဝှါ, တံးထီထန်စားမိးသရိ.

Town's'man, *n.* ပှါ ဝှါ မိ တဂါ; a fellow towns-
man, ပှါထာခတဝှါထီထီခသးမိးပှါတဂါခ.

Town'-talk, *n.* the common talk, တံးထွါထာခ
ဟူထီန်သါထီခရူမိဝှါ.

Town'wards, *adv.* ထီဆူဝှါ.

Toy, *n.* a plaything for children, မိခိ မိ သန် ဓ
တံးထာထီထီကွဲမိးခါတံးထီခသးမိး; a bauble,
a trifle, တံးထာပကွဲဝှါသနန်ကုခထွါတခိန်ထန်.
—, *v. t.* to trifle, play, ထီကွဲ, မာ ထီ ကွဲ
တံး; to play wantonly, ကထဲကမိန်, ကထီထီက
ထန်.

Toy'-shōp, *n.* ဓထီထဲပှါထီတံးထီကွဲတခန်.

Toze, *n.* See TOUSE.

Toz'y, *a.* soft and fluffy, ကဝန်ခထဲကဝန်ခသး, ကဝန်
ဝဲခသးခဆူန်ထာခဝှါခသး.

Trace, *n.* to draw or copy, as a drawing, ထွဲမိး,
ထွဲမိးတံးထီ; to follow out by some mark
that has been left, track, မိန်ထွဲတံးမးခိန်ခ
ထီ; to follow closely, မိန်ထွဲခခံ တံးတံး.
—, *n.* a mark left by something pass-
ing, a track, ဓကျါ, ဓခိန် ထီ; as the trace
of a carriage, ထွန်ကတန်ခထွဲ; the trace
of a man or of a deer, ဓခိန်ထီ; remains,
ခတံးခိန်ထီထဲတခန်.

Trace'a-ble, *a.* ထာပမာထွဲခခံထီတံးထီခသးသ့.

Trac'hé-á, *n.* the windpipe, ပသါတံးထီ, ထီ
ထွဲသါတံးထီ.

Trá'che-al, *a.* ထန်စားမိးပကိန်ထွဲသါတံးထီ.

Trá'cing, *n.* the act of copying by marking on
thin paper the lines of a pattern placed
beneath, တံးမာမိး, တံးမာထွဲတံးခမိ; a regu-
lar path or course, ဓကျဲ, ဓကျါ; a mecha-
nical copy of an original, တံးကွဲမိ.

Trá'cing-pá'per, *n.* ဓမိထူထာထာပပန်ထာတံးထီ
ခထဲခမိခိန်မိးထွဲမိးတံးထီ.

Track, *n.* a mark left by something that has
passed, ဓကျါ; as, the track of a ship, က
ဘိခကျါ; an impression left by the foot
either of man or beast, a foot-print, မိန်ခ
ထီ; as, the tracks of horses, ကသုန် ဓခိန်
ထီ; a beaten path, ကျဲ. —, *v. t.* to fol-
low footsteps, မိန်ထွဲခခိန်ထီ; to tow, (rare)
ထုးခွံ့ဖါကဘိ.

Track'less, *a.* untrodden, တခိန်မိးခခိန်ထီထန်.

Tráct, *n.* something drawn out or extended,
တံးထာခထဲထီခသး; protracted dura-
tion, တံးထဲထီ; a region, a district, ထံးထီ
ဖါထာခစာတထီတံးထီ; a short essay or
treatise, ထံးထီကွဲထီထီတံးထီခထွဲ.

Tráct'a-bíl'i-ty, Tráct'a-ble-ness, *n.* docility.
See TRACTABLE.

Tráct'a-ble, *a.* docile, manageable, teachable,
ညီခွဲမိထန်ထီ, နာ်ထီ; feasible, practicable,
ထာပမာညီ, ထာပမာသ့.

à, é, ì, ò, ù, y, long; ä, ê, î, ö, ü, ý, short; cäre, fār, lāst, fāll, whāt; thère, vèil, tērm; pīque; dōne, fōr.

Trans-müt'a-ble, *a.* transformable, ထာပဒုးလဲ
ထိန်အိထာတင်္ဂါထိတခံသ့.
Träns'mu-tä'tion, *n.* See TRANSMUTE.
Trans-müte', *v. t.* to transform, ဒုးလဲထိန်ထေ့ဂ်
အထင်္ဂါဂုး, အကုာ်အစိးမုာ်ဂုး, အသိးအကင်္ဂ် မုာ် ဂုး,
ထာအထိးထိဝဲ.
Trän'sóm, *n. Naut.* a crossbeam for strength-
ening the stem of a ship; ကဘိအကျိထေ
အထိးဆင်ကျာကဘိအခဲအစိး; *Arch.* a cross-
bar of a door or window, ကျိထေဘိထေ
အစိန်ထာဝဲထြိအစိန်ထိး.
Trans-pár'ençe, **Trans-pár'en-çy**, *n.* clearness,
diaphaneity, translucency. See TRANS-
PARENT.
Trans-pár'ent, *a.* pervious to light, ဖျါဆဲးကထေ;
diaphanous, clear, lucid, ထာတင်္ဂါထိးဖျါ
အိသ့.
Trans-piérçé', *v. t.* to pierce through, pene-
trate, ဆဲးဖျါ.
Träns'pi-rätion, *n.* cutaneous exhalation,
perspiration. See TRANSPIRE, 1st *def.*
Trans-pi're', *v. i.* to be emitted through the
pores of the skin, perspire, ထပာသဝဲထိန်
ကွံင်; to be emitted, exhale, as vapor, သဝဲ
ထိန်; to become public, ဖျါထိန်; to come
to pass, မာထေသး.
Trans-plänt', *v. t.* to remove and plant in an-
other place, ရှုန်ထိန်ဒီးသျှင်ထိးကုာ်ထေထေထိတ
ပုးစင်; to remove and settle in another
place, သုးအစိန်ထေထိးရုထိးထေဂါထေပုး.
Träns'plan-tä'tion, *n.* See TRANSPLANT.
Trans-pört', *v. t.* to convey from one place to
another, ဆွာတင်္ဂါ, မိန်တင်္ဂါဆုထေထိတ ပုးစင်; to
send into exile, ထိကွံင်အိထေထေထိဂ်ခဲဆုကိာ်
ထေထွန်ခင်ထေထေထိကမန်ထေထိ; to excite un-
controllable feeling, ဒုးလဲထိန်တင်္ဂါသျှင်မိာ်သး
မိာ်, သးရမိန်မိန်ကထေင်.
Träns'port, *n.* transportation, conveyance,
တင်္ဂါဆွာတင်္ဂါ, တင်္ဂါမိန်တင်္ဂါ; a ship employed to
convey stores &c. ကဘိထေဆွာတင်္ဂါမိန်တင်
ထိးထေထိဂ်; uncontrollable emotion, သျှင်မိာ်
သးမိာ်မိန်မိန်, သျှင်မိာ်သးထြိမိန်မိန်ကထေင်.

Träns'por-tä'tion, *n.* removal, conveyance.
See TRANSPORT, *v. t.* 1st and 2nd *def.*
Trans-pört'a-ble, *a.* conveyable, ထာပုးဆွာထိသ့,
ထာပုးမိန်ထိသ့.
Trans-pösg'al, **Träns-po-si'tion** (-zish'un), *n.* See
TRANSPOSE.
Trans-pösg'e', *v. t.* to change the order of, ထေထိ
ထေထိဂ်, ဆိထေထေထိဂ်—, ဒ်အံး, ထေထိဂ် မိန် ရှာ အံး တင်
ခင်မိာ်မိာ်တအိန်ထေထိ, (transposed,) တင် ခင် မိာ် မိာ်
တအိန်ထေထိဂ်မိန်ရှာအံးထေထိ.
Trän'sub-stän'ti-äte, *v. t.* to change into an-
other substance, ဒုးလဲထိန်တင်္ဂါထေထိ; as, to
transubstantiate bread and wine into
the flesh and blood of Christ, ဒုးလဲထိန်ထိန်
ဒီးစပဲးထေထေထိဂ်ထေထိထေထိထေထိထေထိ.
Trän'sub-stän'ti-ä'tion, *n.* a change of sub-
stance, တင်္ဂါထေထိန်တင်္ဂါထေထိ; the Roman
Catholic doctrine that the bread and
wine in the sacrament are changed into
the body and blood of Christ, တင်္ဂါရှာတင်္ဂါခင်
တင်္ဂါထေထိဂ်ဒီးစပဲးထေထိထေထိထေထိထေထိထေထိ
ထေထိမိာ်မိာ်.
Tran-süde', *v. i.* to ooze through, percolate, ရှုာ
ထိန်, ကရွာ်ထိန်, ကရွာ်ဖျါတင်္ဂါ; as, water tran-
sudes through leather, ထေကရွာ်ဖျါတင်္ဂါ.
Trans-vérse', *a.* crosswise, မိန်တုင်, မိန်ထိး; trans-
verse poles for support, ထိး.
Trans-vérse'ly, *adv.* မိန်တုင်, ကရး; as, to tie trans-
versely, ဆုကရးတင်္ဂါတင်္ဂါ.
Träp, *n.* any device by which men or ani-
mals are deceived and caught, a snare,
a gin, တင်္ဂါထေထိထေထိထေထိထေထိထေထိ
ဆင်မိာ်မိာ်မိာ်မိာ်, ထိန်မိာ်ထေထိမိာ်မိာ်ထေထိထေထိ
ပုး; a trap for catching tigers, ဝင်မိ; for
fowls, or birds, တုးမိန်, တရး; for rats and
the like, ထု, ထိန်အုး, တရး; a kind of stone
or rock, ထေထိထေထိထေထိ. —, *v. t.* to set a
trap, ဆဲထု, ဆဲတရး, ဆဲဝင်မိ.
Tra-pän, *v. t.* to ensnare, trap, entrap, ဒုးထေထိ
သကျိး, ဒုးထေထိထေထိထေထိ, ဒုးထေထိထေထိထေထိ. —, *n.* a
snare, a trap, တင်္ဂါသကျိးထေထိ, တရး, တုးမိန်.
Träp'-door, *n.* a door resembling a valve, ထြိ

ä, ê, l, ö, ü, y, long; ä, ë, î, ð, ù, y, short; càre, fàr, læst, fàll, whàt; thère, veìl, tèrm; pique; dònè, fòr.

ထာစီခွံဝှ၊ထာဟံခွံခွံဝှ၊ဗျူဗိဒ် မိး သွန် ဘဉ် အ ဝါသတးမိးအဆာတကျါထပ်ခါအါထပ်.

Tra-pe'zi-üm, *n. Geom.* တၢ်ဒိဂိၤထာအကပၤလွံၢ်ကပၤ တလိၤလိၢ်အသးဘဉ်. *Anat.* ခုဒုဗံတဘျဉ်.

Tráp'pings, *n. pl.* ornaments appendant to a saddle, တၢ်ကထာကထဲထပ်ဘးမိးကသွန်အဂီၢ်ကၢ်; any ornamental appendages, တၢ်ကထာက ထဲ.

Trásh, *n.* that which is worthless, တၢ်ထာအဝ ဝိၣ်တသိၣ်ထပ်,တၢ်ထာအကျါးတဒိၣ်ထပ်.

Trásh'y, *a.* useless, worthless, ထာအကျါးတသိၣ်, ပသုအီၤတသုထပ်.

Tráv'ail, *v. i.* to labor excessively, မၤတၢ်ခံးတၢ် ကိကိခဲ; to suffer the pains of child-birth, မိး တၢ် ဆိးကဲး ဘဉ် ဘးမိး တၢ် ဒိၣ် ဖျဉ်. —, *n.* painful labor or toil, တၢ်ခံးတၢ်မၤတၢ်ကိကိခဲ; the pains of childbirth, parturition, အိၣ် ဖျဉ်အဆိးကဲး.

Tráv'el, *v. i.* to go on foot, walk, ထဲၤတၢ် ထာ အ ခိၣ်; to pass from place to place by riding or in any other way, ထဲၤတၢ် အါ. —, *n.* journeying, travelling, တၢ်ထဲၤတပူၤထပ်တပူၤ.

Tráv'el-er, Tráv'el-ler, *n.* ပုၤထဲၤတၢ်ဒိ, ပုၤထာအထဲၤ တၢ်တပူၤထပ်တပူၤ.

Tráv'erse, *v. t.* to lie in a cross direction, cross, ဒိဒိၣ်တူၣ်; to thwart, obstruct, ဣတၢ်, ထီၣ် ဝါ တၢ်; to pass or cross over in various directions, ထဲၤဒိၣ်တၢ်. —, *v. i.* to turn on an upright pivot, ဆဉ်တရံးအသးထာတၢ်ထွန် ကထံၣ်အမိးနီၤ.

Tráv'es-ty, *v. t.* to translate or parody so as to render ridiculous, burlesque, ထုးထီၣ် ထီၣ်ဒ်သိးအဒိပဉ်ကတးဂီၤဒိးကလိၤန့ၢ်ထပ် ခဉ် ထဲ တၢ်. —, *n.* a burlesque translation, a parody. See TRAVESTY, *v. t.*

Trây, *n.* a waiter, a salver, သတိၣ်ကဘျဉ်; a kind of trough, တိလိကဘျဉ်ထပ်.

Tréach'er-oüs, *a.* faithless, perfidious, plotting, disloyal, ထာအမၤ တးဂီၤ တၢ် အာၣ် လိၤ အိ လိၤ, ထာအမၤ ဖျါထီၣ်တၢ်ထာအကြါပၣ် ခု သျှံ န် သိး အကမၤစၢၤထေ့ၣ်ထဒါတဒိ.

Tréach'er-y, *n.* faithlessness, perfidy, disloy-

alty, တၢ်မၤတးဂီၤတၢ် အာၣ် လိၤ အိ လိၤ, တၢ် လိ န့ၢ် ထပ်ဘးအထံအကိၢ်အတၢ်ပၤထပ်.

Tréa'cle, *n.* molasses, အံသဉ်ထာမုၢ်ဝှ၊ တထပ်သံ မုၢ် ဝှ၊ အထံ, ထံမိၣ်အထံထာအထပ်ဖိးသး.

Tréad, *v. t.* to set the foot, လိၢ်တၢ်; to walk, ထဲၤတၢ် ထာ ခိၣ်; to trample, လိၢ် တံၢ် လိၤ; to compress, cover, (as a male bird), ဒိ မိး လိၢ်အသး. —Tread down, as grass or a path, လိၢ်ထပ်. —Tread on, to set the foot on, treat with contempt, subdue, လိၢ်ထပ် အိၤ, ခုၣ်ခွံၣ်အိၤ. —, *n.* See TREAD, *v. t.*

Tréad'le (tréd'l), *n.* စဲးအတၢ်လိၢ်တၢ်, ထပ်ဘးမိးပုၤလိ ထပ်ထာအမၤထဲထာအခိၣ်.

Tréad'-mill, *n.* ဂုၣ်ခဲးထာပုၤထပ်လိၢ်တရံးအိၤထီၣ်, မုၢ် အိၣ်ကတိၢ်မိးအခိၣ်ကထပ်ကၢ်, ပုၤညါခွံၣ်သု အိၤ ထာ အ သိၣ်ထီၣ်ပုၤထာအထပ်တၢ်ခံၣ်ညါအဂီၢ်, မု မုၢ် က သုၣ် မုၢ်ဝှ, ထွံၣ်မုၢ်ဝှလိၢ်ခွံၣ်ကိးထဲတစုစု.

Tréa'son, *n.* disloyalty, treachery, perfidiousness, တၢ်ပူၤထီၣ်, တၢ်ထွံးစးမၤတးဂီၤအထံအကိၢ်အ တၢ်ခံၣ်ညါပၤထပ်.

Tréa'son-a-ble, *a.* treacherous, traitorous, perfidious, ထပ်ဘးမိးတၢ်ပူၤထီၣ်, ထာအက မၤ တး ဂီၤအထံအကိၢ်အတၢ်ပၤထပ်.

Tréa'son-ous, *a.* treasonable. See TREASONABLE. (rare).

Tréas'üre (trézh'ür), *n.* wealth, riches, တၢ်စု လိၢ်ခိၣ်ခိၣ်; that which is much valued, တၢ် ထုၢ်ခိၣ်ပုၤခိၣ်. —, *v. t.* to lay up, hoard, ပၣ်ဖျိၣ်တၢ်ထုၢ်ခိၣ်ပုၤခိၣ်, တၢ်စုလိၢ်ခိၣ်ခိၣ်.

Tréas'üre-house, *n.* a treasury, တံၣ်ထာပုၤပၣ်ဖျိၣ် တၢ်စုလိၢ်ခိၣ်ခိၣ်.

Tréas'ür-er, *n.* ပုၤတစုတဝါ.

Tréas'ür-er-ship, *n.* ပုၤတစုတဝါအထီၣ်အကျဲ.

Tréas'ür-y, *n.* a place for keeping money, အ လိၢ်ဖဲပုၤပၣ်ဖျိၣ်ခွံၣ်သိးအကပၤထပ်ဝဲအဂီၢ်.

Tréat, *v. t.* to deal by or with, use, မၤတၢ်ထပ် ဘးမိးတၢ်တံၢ်ပံၤ န် အံၤ န် န့ၢ်; to discourse on, မၤဖျါထီၣ်တၢ်အ ဝှံၢ် အ ကျိၤ န် အံၤ န် န့ၢ်; to apply or prescribe medicine, ဝံၢ်တၢ်ဆါ; to subject to some action, မၤထပ်အိၤခံၣ်ခံၣ် န့ၢ်; to give an entertainment of food, ထုၢ်အိၣ်ထုၢ် အိၣ်ပုၤ. —, *n.* an entertainment given as an expression of regard or for

dg, wölf; fûrl, rüde, pûsh; e.í. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as s; x as gz; n as in linger

pleasure, တာ်အိၣ်တာ်အိၣ်သကိးသကိး, တာ်မၤ ခုၣ်
ပှၤအသး.

Tr̄at'ise, *n.* a dissertation, a formal essay,
ထံၣ်တဘျီလၢအဝၣ်ပှၤထီၣ်တာ်အဝၣ်တမံၤမံၤ.

Tr̄at'ment, *n.* management, usage. See
TREAT, *v. t.*

Tr̄a'ty, *n.* a contract between national pow-
ers, a compact, ထံၣ်လၢအကွဲး နီၣ်ဆၢ်တာ်ထံၣ်
ဆးဒီးထံၣ်ဒီးကိၣ်ဒီးအဝၣ်ပှၤသ ကိးသ ကိး; the
negotiation or transaction of business
between nations, တာ်မၤတမံၤမံၤထံၣ် ဆးဒီးထံ
ဒီးကိၣ်ဒီးသကိးသကိး.

Tr̄eb'le, *a.* threefold, triple, သၢးစး; of sharp,
acute sound, ထၢအကထုၣ်ဆဲးဒိးဒိးခုၣ်သး ဝံၣ် တာ်
အသိး.—, *n.* the highest of the prin-
cipal parts in music, soprano, air, ကထုၣ်ဆဲး
ဒိးဒိးခုၣ်သးဝံၣ်တာ်အသိး.—, *v. i.* ဆါထီၣ်သၢးစး.
—, *v. t.* မၤဝဲဒိးသိးအကထဲထီၣ်သၢးစး.

Tr̄ed'dle, *n.* See TREADLE.

Tree, *n.* သ့ၣ်.

Tr̄el'lis, *n.* a lattice-work frame, ထၣ်စးမး;*—
for creeping plants, ကဒြိၤ, ကဒြိၤကပှၤ, အဝါ.

Tr̄em'ble, *v. i.* to shake, as with fear, cold, or
weakness, shiver, shudder—said of a per-
son, ကနိးကစ့ၣ်; to totter, quiver or shake,
— said of a thing, ဝး, ဝးတထ့ၣ်, ဟူးဝး.

Tre-m̄en'doūs, *a.* very dreadful, horrible, ထၢ
အလီၤပှၤလီၤဖူးပှၤဒိၣ်ဒိၣ်ကထဲၣ်; very violent,
ဆုၣ်မး, ဆုၣ်သမိး.

Tr̄e'mor, Tr̄em'or, *n.* a trembling, a shivering
or shaking, တာ်ကနိးကစ့ၣ်, တာ်ဟူးတာ်ဝး. See
TREMBLE, *v. i.* 1st def.

Tr̄em'ū-loū̄s, *a.* shaking, quivering, trembling,
ထၢအကနိးကစ့ၣ်, ဝးဝံၣ်ပှၤ; as, a tremulous
voice, ကထုၣ်ကနိးကစ့ၣ်, ကိၣ်ယုၣ်ကနိး.

Tr̄em'ū-loū̄s-ly, *adv.* ကနိးနိးကနိးနိး.

Tr̄em'ū-loū̄s-ness, *n.* See TREMULOUS.

Tr̄ench, *n.* a ditch for water, ထံၣ်ကျိၤ; a moat,
တာ်ကျိၤ ထၢ ထီၣ်ဆဲးဒိး.—, *v. t.* to dig a
ditch, ခုၣ်န့ၣ်ထံၣ်ကျိၤ; to furrow, မၤန့ၣ်တာ်ဆဲး
ကျိၤ; to intrench. See INTRENCH, *v. t.* (rare).

Tr̄ench'ant, *a.* sharp, cutting, ထၢအကန့ၣ်ဆုၣ်;
unsparing, severe, ထၣ်ဆးဒီးတာ်ကတိၤဆါ.

Tr̄ench'er, *n.* a large wooden platter, ထီၣ်ထီၣ်
ဘျီထံၣ်, သဘံၣ်ကဘျီထံၣ်; one who digs
ditches, a ditcher, ပှၤခုၣ်န့ၣ်ထံၣ်ကျိၤတဂါ.

Tr̄end, *v. i.* to have a particular direction,
tend, stretch, ဒိၣ်ကျဲးဆဲးဆဲးန့ၣ်.

Tr̄en'dle, *n.* a little wheel, a trundle. See
TRUNDLE.

Tre-p̄an', *v. t.* to perforate the skull, မၤထုၣ်ပှၤ
ခိၣ်ကု, ပှၤပှၤခိၣ်ကု, ဒီးထံၣ်တစုစုထံးန့ၣ်ထီၣ် ကွံၣ်အကု
အခိၣ်ဒိၣ်သိးဒီးအသုတဆီၣ်တာ်လီၤဘၣ်ခိၣ်န့ၣ် တဂါအ
ဝါ; to insnare. See TRAPAN.

Tr̄ep'i-da'tion, *n.* tremor, fear, emotion, agita-
tion, တာ်ကနိးကစ့ၣ်ထဲထဲလၢအပှၤတာ်အဆိ, သးမၤအ
သးကထီၣ်ကထု.

Tr̄es'pass, *v. t.* to enter unlawfully into an-
other's ground, intrude, ထဲၤဒိပှၤဂၤအထီၣ်,
အထီၣ်ခိၣ်; to transgress, sin, လုၣ်သ့ၣ်ခါပတၢ်,
လီၤကမၣ်.—, *n.* transgression, misdeed,
sin, တာ်သဗူးတာ်ကမၣ်.

Tr̄es'pass-ōffer-ing, *n.* တာ်လုၣ်တာ်ကမၣ်, တာ်လုၣ်
ထၢအတာ်ကမၣ်အဆိ.

Tr̄ess, *n.* a lock or curl of hair, a ringlet, ခိၣ်
န့ၣ်, ခိၣ်သုးန့ၣ်.

Tr̄es'tle, *n.* a frame work for support, a prop,
ခိၣ်ဒိတု.

Tr̄et, *n.* ပှၤမ့ၣ်ပှၤတာ်ဒိသဒိးတာ်ခိၣ်န့ၣ်တစုၣ်အသိးထၢအပီၣ်
၁၀၄ အပှၤထူးကွံၣ်ဝဲ ၄ ပီၣ်ထၢတာ်ကတိၣ် တထီၣ်ထံၣ်
အဆိ, ဒီးတာ်၄ပီၣ်န့ၣ်ပကိးအီၤထၢ tret.

Tri'ad, *n.* three objects united, တာ်သၢမံၤအိၣ်ဆုၣ်
ဝဲဒီးကထီၣ်တာ်တမံၤဆီၣ်ဒါ.

Tri'al, *n.* examination by a test, experiment,
proof, တာ်မၤတွံၣ်အီၤ; that which tries or
afflicts, တာ်နးတာ်ခိၣ်, တာ်ကိၣ်တာ်ဂါ.

Tri'an-gle, *n.* Geom. a figure having three an-
gles, တာ်ဒိဂါ ထၢအအိၣ်ဒိးအန့ၣ် သၢန့ၣ်; an
equilateral triangle, တာ်ဒိဂါထၢအကပၤသၢ
ဒိတုၤသိးသိးထီၣ်အသး; a right-angled trian-
gle, တာ်ဒိဂါထၢအန့ၣ်ဘျီ, ဒိပစံးတာ်အသိးအကပၤ
ခဲခိၣ်န့ၣ်ဘျီ; an isocles triangle, တာ်ဒိဂါထၢ
အကပၤခဲခိၣ်တုၤသိးထီၣ်အသး; a scalene trian-
gle, တာ်ဒိဂါထၢအကပၤသၢဒိန့ၣ်တတုၤသိးထီၣ်အ
သးထံၣ်.

Tri-ān'gu-lar, *a.* ထၣ်ဆးဒီးတာ်ဒိဂါထၢအအိၣ်သၢန့ၣ်.

ā, ē, ī, ō, ū, y, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fār, läst, fäll, what; thêre, veil, tērm; pique; dōne, fôr,

Tribe, n. a family or race descending from the same progenitor, ချင်း a body of rude people united under one leader and speaking the some language, ဝေကလှိုင်.

Trib'ü-lä'tion, n. distress, severe affliction, တာ် နူးတၢ်ဖျိင်.

Tri-bü'nal, n. the seat of a judge, တၢ်ခံင်ညီၣ်ကွီၢ် ဝေလီၢ်ဝဲစိၣ်; a court of justice. See TRI-BUNE, 1st. def.

Trib'üne, n. a court of justice, ဟ့ၣ်ခံင်ညီၣ်ကွီၢ်တက ခုၤ; a platform from which speeches were delivered, ဃီမိၣ်ထၢဆကစီၤထီၣ်န့ၢ်ထီၣ်မိၣ် ဝေဂၤတဖၣ်ခိၣ်သိးဟ့ၣ်ကစံၣ်ထဲၤထဲၤထီၣ်တၢ်ခိၣ် အံၤခိၣ် န့ၢ် ဝေ ဝေဂီၢ်; *Rom. Antiq.* ဟ့ၣ်မိၣ်ဝေပိၣ်ပုၤတၢ်ထီၣ်တၢ်ဆုထၢဝဲထၢဆကပၤတၢ်တၢ်ခိၣ်.

Trib'ü-ta-ry, a. paying tribute to a conquering or superior power, ထၢဆတၢ်ဆုထဲၤထဲၤထီၣ်ထံၤဂၤကီၢ်ဂၤ, ဝဲပစံးတၢ်ဆသိးမိၣ်ထီၣ် ထၢ တၢ် ခံၣ် ညီၣ် ပၤ တၢ်ဆကဝေဖိထံၣ်; subordinate, subject, မိၣ် ထၢဆဖိထံၣ်; inferior, ဆးတက့ၢ်; yielding supplies, contributing, ဟ့ၣ်ဆုၣ်တၢ်ထၢတၢ်ဂၤဝဲထံၣ် ကဒုးကဲထီၣ်တခံၤခံၤ. —, *n.* one who pays tribute, ဟ့ၣ်ထၢဆတၢ်ဆုထဲၤထဲၤထီၣ်ထံၤဂၤကီၢ်ဂၤ.

Trib'ute, n. a payment made as an acknowledgment of submission, or for protection, a tax, တၢ်ဆမိၣ်ဆသ့ထၢဆတၢ်ဟ့ၣ်ထံၤဂၤကီၢ် ဂၤထၢဆမိၣ်ထီၣ်ထၢဆတၢ် ပၤတၢ် ဆီၤဆဖိ ထံၣ် ဆ ဃီ; something given as that which is due or deserved, တၢ်ဆုၣ်ဟ့ၣ်ဝဲထံၣ်ထီၣ်ထံၣ်.

Trice, n. an instant, တစီၢ်ဖိ.

Trick, v. t. to decorate or adorn fantastically, (often followed by off, up, or out), ကထၢ ကထဲထီၣ်; to cheat, deceive, defraud, ထီၣ်န့ၢ် ဝုၤန့ၢ်တၢ်, ကျဲမၤကျဲအိၣ်. —, *n.* a stratagem, a fraud, a cheat, a deception, တၢ်ထီၣ်န့ၢ်ဝုၤန့ၢ် တၢ်, တၢ်ကျဲမၤကျဲအိၣ်; a sleight of hand, legerdemain, တၢ်မၤကစီၢ်ဝဲစိၣ်; a particular habit or manner, a personal peculiarity, a trait, ဆလှၢ်ဆထံၣ်ထီၣ်ဆီၣ်တၢ်, တၢ်မၤညီၣ်န့ၢ်တၢ် တခံၤထီၣ်ဆီၣ်တၢ်; as, a trick of drumming with the fingers, ညီၣ်န့ၢ်ဖျိတၢ်ထၢဆစုၣ်; mischievous behaviour, တၢ်မၤဆၢမၤတးဂီၤ တၢ် ဝဲထံၣ်န့ၢ်, တၢ်ကဗျၢ်ကစီၣ်.

Trick'er-y, n. artifice, stratagem. See TRICK-ISH, v. t.

Trick'ish, a. artful, knavish, mischievous, ညီ န့ၢ်ထီၣ်န့ၢ်တၢ်ကဗျၢ်ကစီၣ်.

Trick'le, v. i. to fall in small drops, ထီၣ် ဝှ်, ထီၣ် ထွၣ်ထီၣ်.

Trick'ster, n. a deceiver, a cheat, ဟ့ၣ်ထၢဆညီၣ်န့ၢ် ထီၣ်န့ၢ်တၢ်; a juggler, a conjurer, ဟ့ၣ်ထၢဆမၤ ကစီၢ်ပုၤဝဲစိၣ်သ့.

Tri'dent, n. ဘိတကလှိုင်ထၢဆကြၢ်အိၣ်သၢဘိ.

Tri-ën'ni-al, a. taking place once in three years, ထၢဆမၤဆသးသၢ နံၣ်တဘျီ; continuing for three years, ထၢဆအိၣ်ဝဲဆိးဝဲသၢနံၣ်.

Trifle, n. an unimportant thing or event, တၢ် ဆဘျးတ မိၣ်တၢ်. —, *v. i.* to speak and act with levity, ကထီၣ်တၢ်ကထီၣ်ကထံၣ်, တဝဲ သဟ့ၣ်ဆသးတၢ်; to trifle with, treat with disrespect, mock, တဝဲကဲဆီၤထီၣ်, မၤထီၣ်ကွဲတၢ်မိး ဆီၤ; as, to trifle with sacred things, တၢ် ဆမိၣ်ဆၣ်တဖၣ်န့ၢ်တဝဲကဲ ဝဲထံၣ်.—Trifle away, to waste, squander, မၤထၢၣ်ကွဲတၢ်ကထီၣ်ကထီၣ်; as, to trifle away time, မၤထၢၣ်ကွဲတၢ်ဆၢဆက ထီၣ်ထၢတၢ်ဆဘျးတအိၣ်တၢ်.

Trifler, n. one who trifles. See TRIFLE, v. i.

Trifling, a. trivial, unimportant, ထၢဆဘျးတ အိၣ်တၢ်, ဆံး.

Tri'form, a. having a triple form, ဆ က့ၢ် ဆ ဝိး အိၣ်သၢကလှိုင်.

Tri-für'câte, Tri-für'câ-ted, a. having three forks, အိၣ်မိးဆကြၢ်သၢဘိ.

Trig'a-mist, n. ဟ့ၣ်အိၣ်မိးဆမၤသၢဂၤ ဝှ် ဝှ်, အိၣ် မိးဆ ဝၤသၢဂၤဝှ် ဝှ်.

Trig'ger, n. a gun-cock, သံၣ်နူးဆဝဲစိၣ်ခွဲ, ကျိဆဝဲစိၣ်ခွဲ, န့ၢ်ဆဝဲစိၣ်ခွဲ.

Tri'gon, n. a triangle. See TRIANGLE.

Trig'o-nöm'e-try, n. ဝဲထွၣ် (science) တၢ်ဆးမိးတၢ် သၢန့ၢ်.

Tri-lät'er-al, a. three-sided, မိၣ်မိးဆကပၤသၢကပၤ.

Trill, v. i. to quaver or shake, as the voice, မၤ ကနိးဆကလှိုင်, ကိၣ်ထွၣ်ကနိး; to cause a peculiar vibration of sound on an instrument of music, to shake, ဝှ်တၢ်ခိၣ်ဆကနိးဆသိး.—, *n.* a shake or quaver of the voice, တၢ်မၤကနိး

dဝ, wolf; furl, rုde, push; e. i. o. silent; င as s; ငh as sh; င as င; င as in ငet; s as z; x as gz; n as in lingei .

distress, affliction, vexation, sorrow, တာ်
န့တၢ်ဒိၣ် ; a cause of distress, vexation or
affliction, တၢ်မၤန့တၢ်ဒိၣ်, တၢ်မၤတၢ်တံၣ်.

Troub'ler, *n.* one who troubles, a disturber,
an annoyer, ပုၤထၢၤခၢၣ်ညိၣ်န့ၣ်မၤတၢ်တံၣ်ပုၤ, မၤသး
ကိၣ်ပုၤ, ပုၤထၢၤခၢၣ်မၤတၢ်တံၣ်တၢ်မၤတၢ်ဒိၣ်, ပုၤမၤ
ကိၣ်မၤဂီၤတၢ်တံၣ်. See ခၢၣ်. ၂ : ၁.

Troub'le-some, *a.* annoying, vexations, afflic-
tive, burdensome, tiresome, ထၢၤခၢၣ်မၤတၢ်
တံၣ်တၢ်, ညိၣ်န့ၣ်မၤတၢ်တံၣ်တၢ်မၤတၢ်ဒိၣ်, ထၢၤခၢၣ်မၤတၢ်
တံၣ်တၢ်.

Troub'le-some-ness, *n.* See TROUBLESOME.

Troub'loüs, *a.* agitated, tumultuous, disordered,
ထၢၤခၢၣ်တၢ်မၤဟ့ၣ်မၤဂီၤတၢ်တံၣ်, တၢ်တၢ်ထီၣ်တၢ်
ထီၣ်; full of trouble or affliction, အိၣ်ဒိၣ်တၢ်မၤ
တံၣ်တံၣ်, တၢ်မၤကိၣ်မၤဂီၤန့ၣ်န့ၣ်ကထံၣ်.

Trough (trawf) *n.* for animals to eat or drink
from, ကျိၣ်, ကျိၣ်မိၣ်ကျိၣ်မိၣ်; — of the sea, ထၢၤ
ခဲၣ်ခဲၣ်ထၢၤတၢ်တံၣ်, ထၢၤခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; an eaves-trough, ထီၣ်ခဲၣ်ခဲၣ်ခဲၣ်.

Trounce, *v. t.* to whip, beat, ရှု, တီၣ်.

Trou'sers, *n. pl.* trousers, pantaloons, တၢ်ချိၣ်ခဲၣ်.

Trout, *n.* ညှိၣ်ထံၣ်ကျိၣ်တကလုၣ်.

Trö'ver, *n.* တၢ်ဝဲၣ်ခဲၣ်ဝဲၣ်ခဲၣ်ဝဲၣ်ခဲၣ်, ဝဲၣ်ခဲၣ်
တၢ်ထီၣ်ထၢၤခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

Tröw (trü), *v. i.* to believe, think or suppose,
ဆိကမိၣ်တၢ်, န့ၣ်တၢ်. *Obs.*

Trow'el, *n.* တပုၣ်စု.

Trow'sers, *n. pl.* trousers, pantaloons, တၢ်ချိၣ်ခဲၣ်.

Troy'-weight (wät), *n.* တၢ်ခဲၣ်တကလုၣ်ထၢၤပုၤခဲၣ်
မိၣ်, တၢ်ချိၣ်ခဲၣ်တၢ်ခဲၣ်ခဲၣ်ခဲၣ်.

Tru'ant, *n.* one who stays away from duty, a
shirk, ပုၤထၢၤခၢၣ်မၤတၢ်တံၣ်ထၢၤခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်. —, *a.* shirking duty, loitering,
ကၢၣ်မၤတၢ်, မၤတၢ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်.

Truce, *n.* a suspension of hostilities, an armis-
tice, တၢ်ဆိကတီၢ်ထၢၤတၢ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; a short quiet, တၢ်
အိၣ်ဒိၣ်သ့ၣ်တၢ်မိၣ်, တၢ်အိၣ်ဒိၣ်ဂၢၢ်တၢ်
မိၣ်.

Truce'-break'er, *a.* a violator of a covenant,
ပုၤမၤထၢၤခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

Trück, *v. t.* to exchange commodities, barter,
ထဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; as, to truck salt for

paddy, ထဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်. —, *n.* com-
modities for exchange, တၢ်မိၣ်တၢ်ထီၣ်ထီၣ်
ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်, a cart wheel, ထုၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; a low, long cart, ထုၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; a rail-way wagon or van, ထုၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

Trück'age, *n.* barter, truck. See TRUCK, *n.*
1st. def.

Trück'le, *v. i.* to be obsequious, yield servilely,
အိၣ်ဒိၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်ထီၣ်, ထုၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်. —, *v. t.* to roll upon small wheels,
trundle, တထုၣ်.

Trück'le-béd, *n.* trundle-bed, ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်
ထုၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

Trü'cu-lence, **Trü'cu-len-çy**, *n.* ferociousness,
cruelty. See TRUCULENT.

Trü'cu-lent, *a.* fierce, savage, cruel, တအိၣ်
ဒိၣ်တၢ်သးကညိၣ်ထီၣ်, ထၢၤခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; of fierce aspect, ထုၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

Trüdge, *v. i.* to go on foot, ထဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; to jog along, ထဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

True, *a.* conformable to fact, not false, ac-
curate, ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; as, a true history, တၢ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; right, exact, ထုၣ်ထီၣ်တၢ်; as,
a true copy, တၢ်ထုၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; genuine, pure, real, နီၣ်
နီၣ်; as, a true Christian, ပုၤခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်; faithful, loyal, ဝဲၣ်
တီၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; as, a wife
true to her husband, မိၣ်ထၢၤခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

True'-blüe, *a.* inflexibly honest and faithful,
ထၢၤခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်. —, *n.* ပုၤ
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

True'börn, *a.* of genuine birth, ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်; as, a
true-born Englishman, ပုၤခဲၣ်ခဲၣ်ခဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

True'heart'ed, *a.* faithful, sincere, honest, ထဲၣ်
ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

True'-love, *n.* one really beloved, ပုၤထုၣ်
တၢ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်ခဲၣ်.

True'ness, *n.* truth, reality, genuineness, sin-
cerity, faithfulness, exactness. See TRUE.

ä, ê, î, ö, ü, y, long; ä, ê, î, ö, ü, y, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fär

Truffle, *n.* a kind of mushroom, ကုတကလှော်.
 Truism, *n.* a self-evident truth, တာ်ကတိယာ
 အလီဒ်ပှါ,သးဒွဒိတသ့ဘ်.
 Trull, *n.* a strumpet, a harlot, စဲသဲရ်,ပိဒ်ရ်
 တာ်မာအသးစီကံာ်စီကံာ်.
 Truly, *adv.* according to truth or fact, တိတိ
 လီလီ; exactly, precisely, justly, လီတံာ်
 လီဆဲး; in deed, in fact, မှ်သမိး,သပှ်ကတိာ်.
 Trump, *n.* a trumpet. See TRUMPET. a win-
 ning card, တာ်ဘ်ဘးတာ်လိာ်ကွဲတံးထာ်ပှ်
 မှ်ဒီးန့ာ်တာ်ဂဲသ့; a good fellow, an excel-
 lent person, (low), ပှ်ဂုမး.
 Trümp'er-y, *n.* idle, unmeaning talk, တာ်ကတိာ်
 ကလီကလီ, တာ်ကတိာ်ထာ်သးအကံာ်တ
 အိာ်ထာ်, worthless but showy matter, rubbish;
 တာ်လီဂဲတာ်ဂုမးဒီးအကျးဒီးအိာ်တအိာ်ထာ်.
 Trümp'et, *n.* a kind of wind instrument of mu-
 sic, ကွဲ. —, *v. t.* အကွဲ; as, to proclaim
 by sound of the trumpet, အကွဲထာ်အကမာ
 တူထီာ်သီလီတာ်တံးခဲအဂီ.
 Trümp'et-er, *n.* one who blows a trumpet, ပှ်
 အကွဲဒီး; one who proclaims, a herald,
 ပှ်ထာ်အဒူးတူထီာ်သီလီတာ်အကမိာ်.
 Trünc'ate, *a.* Bot. appearing as if cut off at
 the tip, as a truncate leaf, သ့ာ်ထာ်ထာ်
 လီဂဲထာ်အထာ်တာ်ပဲာ်ကွဲာ်ကွဲာ်အမိးခဲ
 မိးန့ါ. —, *v. t.* to cut off, maim, ကျီကွဲာ်,
 ပဲာ်ကွဲာ်.
 Trün'cheon (trün'shun), *n.* a short staff, a cud-
 gel, နိာ်ဒီးနိာ်တိာ်; a staff of authority, a ba-
 ton; နိာ်တိးထီထာ်အပှ်ပှ်အလီာ်အကျဲ
 အတာ်ပှ်နိာ်.
 Trün'dle, *n.* a little wheel, a truckle, စဲခဲဘ်
 မိ. —, *v. t.* to roll, as on small wheels,
 တထ့ာ်; as, this bed trundles under an-
 other, လီခဲခဲတကျာ်အံးတထ့ာ်အသး
 အူတတကျာ်အဖိထာ်. —, *v. t.* to cause to roll on
 little wheels, as a bed, a chair or trunk,
 ဆိာ်တရံး,ထူးတရံး.
 Trün'dle-bed, *n.* a truckle-bed, လီခဲခဲထာ်
 တရံးန့ာ်အိာ်အူထီာ်ခဲခဲထာ်အဖိထာ်.
 Trunk, *n.* the stock of a tree, သ့ာ်ထာ်ထာ်,
 သ့ာ်ထာ်ထာ်; the body of an animal
 without the limbs, အမိာ်ပှ်; the main part
 of any thing, တာ်ထာ်ပှ်,ခဲခဲထာ်အထာ်
 တထ့ာ်

ဆုာ်ဒီးအဒူးအကျဲ,အမိာ်အဲဘ်; a proboscis, အ
 ကျဲ; a traveler's portmanteau or box,
 ထထါ,တထါတာ်ခဲ,သဲတံာ်,သဲတံာ်တာ်ခဲ.
 Trünn'ion, *n.* တာ်ကမိာ်,တာ်ကူးထာ်ထာ်
 အထာ်တာ်ပဲာ်ထာ်အကျဲအကမာခဲ
 မိာ်သိးအထူးထာ်ထာ်.
 Trüss, *n.* a bundle, အကမိာ်; as, a truss of hay,
 နိာ်သ့တကမိာ်; a bandage worn for hernia,
 တာ်ခဲတကမာပထံတရံးပှ်ဆိာ်ကမိာ်
 ထီာ်အသးအဂီ. —, *v. t.* to bind, tie up, as a bun-
 dle, သ့တကမိာ်; to bind up, as fagots, ဆုာ်
 ထီာ်; to skewer, as a fowl for cooking, ဆဲ
 ဆဲ, သ့ဆဲအမိးအမိာ်.
 Trüst, *v. t.* to believe, confide in, ချဲ
 ခဲ,တန့ါ,အသး,ကထူးအသး; as, to trust in God,
 ကထူးထီာ်အသးထာ်ထူး, သတံာ်
 သန့ါအသးထာ်ကမာထူး; to commit in confidence to the care
 of, နာ်အိးထူးထာ်ထာ်ထာ်အထူး; to sell on
 credit, ဆါတာ်အကမိာ်, ဆါတာ်ထာ်ထာ်
 ထာ်ထာ်ထူး; to sell on credit, ဆါတာ်ထာ်ထာ်
 ထာ်ထာ်ထူး; to sell on credit, ဆါတာ်ထာ်ထာ်
 ထာ်ထာ်ထူး. —, *n.* See TRUST, *v. t.*
 Trus-tee', *n.* ပှ်ထာ်အထာ်တာ်ထာ်ထာ်
 ထာ်ထာ်ထူး; one who proclaims, a herald,
 ပှ်ထာ်အဒူးတူထီာ်သီလီတာ်အကမိာ်.
 Trüst'i-ness, *n.* fidelity, faithfulness, honesty,
 တာ်ထီတာ်ထီ,တာ်ထာ်ပထံတရံး
 တန့ါထာ်ထာ်ထူး.
 Trüst'wor-thy (-wür'thy), *a.* worthy of confi-
 dence, trusty, reliable, တာ်ထာ်ပထံ
 တန့ါထာ်ထာ်ထူး.
 Trüst'y, *a.* trustworthy, reliable. ထာ်
 နာ်န့ါထီာ်သ့, ထာ်ပထံတန့ါထာ်ထာ်ထူး.
 Truth, *n.* verity, veracity, reality, တာ်
 အမှ်အတိ, တာ်မှ်တာ်တိ; in truth, certainly,
 of a truth, သပှ်ကတိာ်,နိာ်,
 တိတိလီလီ; to do truth, တာ်
 န့ါထူးထာ်ထာ်.
 Truth'ful, *a.* veracious, reliable, ထာ်ထာ်
 ပှ်ထာ်ထာ်ထာ်,ညီန့ါကတိာ်ထာ်ထာ်
 ထာ်ထာ်ထူး.
 Try, *v. t.* to exert strength, endeavor, ကျဲ
 စား. —, *v. t.* to make trial of, attempt, မာ
 ကွဲတာ်; to test by a standard, prove,
 ထီာ်သကျဲ; to purify or refine, as metals,
 ပှ်မိ; to examine judicially, သဲ
 သမိး; to attempt, မာကျဲ; to put to a severe trial or
 test, မာကျဲထီာ်ထာ်ထာ်ထာ်. —Try out,
 as tallow, lard &c. မာပှ်ထီာ်ထာ်ထာ်
 ထာ်ထာ်ထူး.

do, wolf; fûrl, rude, push; e. s. silent; ç as s; çh as sh; ĝ as s; ĝ as in ĝet; s as z; x as gz; ñ as in linge. .

—Try on, to put on, as a garment, ကုထိန်
 သီးထိန်ကွန်.
 Trÿst, *n.* trist, an appointment to meet, တပ်ဝင်.
 Tüb, *v. i.* သရင့်သွန်, ကတံသွန်တကွန်.
 Tube, *n.* a hollow cylinder, a pipe, တပ်ကျိတ်.
 Tü'ber, *n. Bot.* တပ်အတပ်မအသားဖျာန်သလျာန် ဝှိုဝှို,
 ဖျာန်ပယွှာဝှိုဝှို; *Anat.* See TUBERCLE.
 Tü'ber-cle, *n.* a knob, a swelling, တပ်ညှိးထိန်ဝှို
 အသီး, အိန်ဒီးအဝံ, ညှိနှိုအိန် ထာပှာ အကသိန် အဲ
 တကွန်.
 Tü'ber-ous, *a.* knobby, အိန်ဒီးအကနာန်ကမိန်; *Bot.*
 အိန်ဒီးအတပ်ဖျာန်, လီဂင်ထာတပ်အတပ်ဖျာန်.
 Tü'bu-lar, *a.* consisting of a tube, အိန်ဒီးကျိတ်;
 formed like a tube or pipe, အကွန်အဂီဝ်
 တပ်ကျိတ်.
 Tü'bu-löse, Tü'bu-loüs, *a.* hollow, အိန်အိတ်; con-
 taining small tubes, အိန်ဒီးကျိတ်; like a
 tube, လီဂင်အကျိတ်.
 Tück, *v. t.* to fold under; as, to tuck up a bed,
 နှိုး, နှိုးနှိုး; to make a fold in a garment, plait,
 သးနှိုးလီဝ်. —, *n.* a fold in a garment, a
 plait, တပ်သးနှိုးလီဝ်.
 Tück'er, *n.* တပ်ကုတပ်သီးထာမိန်ရုန်သီးဝဲထာအသားနီပှို
 အလီဝ်.
 Tües'day, *n.* ရာသီနီ, ရုန်ဒိန်ထံပှာသံနီ.
 Tüft, *n.* မိမိဝှိုဝှို, ထိန်ဆူန်မိမိဝှိုဝှို, အကမိန်; a tuft of grass,
 နှိန်အဖိကမိန်တဖန်; — of feathers on the
 head, ဆူစူး; the crest or comb on a cock's
 head, မိန်သွန်; of hair, မိန်အိန်.
 Tüg, *v. t.* to pull with great effort, ထူးတဖျာန်;
 to struggle, labor hard, မဟတပ်ကိတ်ခဲခဲ.
 —, *n.* See TUG, *v. t.*
 Tu-ition (tu-ish'un), *n.* the business of teach-
 ing branches of learning, တပ်သိန်လိန်နိန်လိ
 ထာထံဒီးထံဒီး; the money paid for in-
 struction, တပ်မာလိအလဲ.
 Tüm'ble, *v. t.* to come down suddenly and vi-
 olently, fall, လီဝဲလီဝဲထံ; to fall by losing
 footing, တထံလီဝဲ; to roll down, တထွန်လီဝဲ;
 to toss and roll about, ထွန်ထာ, ကနှိုး; to ex-
 hibit feats of activity, as a mountebank,
 နှိန်ဝှိုထွန်မိန်သန်, နှိန်ဘီးကမိန်ခဲဒီးတပ်
 နှိန်တဖန် အကထွန်. —, *v. t.* to turn over rough-

ly, disarrange, disturb, မဟမရိုမရိုတပ်, မဟ
 တားဂီတပ်အလိအလဲ, မဟ ဖြိ ဖြိတပ်; to rumple,
 မဟသံးနိန်သံးနှူးတပ်. —, *n.* a fall, တပ်လီဝဲ,
 တပ်လီဝဲထံ.
 Tüm'bled, *a. pp.* disarranged, in disorder,
 အိန်မရိုမရို, အိန်ဖြိဖြိ; rumbled, ထာအ
 အိန်သံးနိန်သံးနှူး.
 Tüm'bler, *n.* one who exhibits feats of activity,
 a mountebank, ပှာထာအစံဘီးကမိန်ခဲဒီးမဟ
 တပ်နှိန်တဖန်ထုတဂီ; a glass cup, လိမိခဲထံထာ
 ထာ, ခွဲခဲထံထာ.
 Tüm'bril, Tüm'bril, *n.* ထွန်တကထွန်ထာပှာသူးမိသံ
 ဒိသုဝဲအဂီဝ်.
 Tüm'f-ction, *n.* a tumor, a swelling. See
 TUMEFY.
 Tüm'f-y, *v. t.* to rise in a tumor, swell, ညှိ
 ထိန်, ကမိန်ထိန်.
 Tüm'id, *a.* swelled, enlarged, ထာအညှိးထိန်ဝဲ, က
 ဖျိ; overstrained in expression, pompous,
 bombastic, turgid, ထာအကတီးမိန် ထိန်တပ်,
 ဝဲဖျိထိန်တပ်ထာကွန်အသား.
 Tüm'or, *n.* a morbid swelling, တပ်ကမိန်ထိန်, တပ်
 ညှိးထိန်; affected pomp, swelling words,
 (rare), တပ်ကတီးမိန်အကိန်.
 Tüm'ular, *a.* being in a heap or heaps, ထာအ
 မိထိန်အသားအဖျာန်အသီး.
 Tüm'ulous, *a.* hilly, အိန်ပှာဒီးဖျာန်တဖန်.
 Tüm'ult, *n.* uproar, disturbance, brawl, riot,
 တပ်ထာထိန်ထာလီဝ်, တပ်မာထိန်မာသဲတပ်.
 Tu-mült'ü-a-ry, Tu-mült'u-ous, *a.* noisy, con-
 fused, အိန်ဒီးတပ်ထိန်တပ်သဲ, မိတထွန်မိတထွန်
 ထူးထူး; greatly agitated, in commotion, ထိန်ခဲ
 ခဲ, ထိန်မာမာ; ထာအတူးဝဲ; disorderly, rio-
 tious, ထာထိန်ထာလီဝ်.
 Tüm, *n.* a large cask bulging in the middle,
 ကတံသွန်မာမိန်အိန်ဒီးထာထာမာမိလိ; a certain
 measure for liquids, တပ်ထိန်တခဲဖြိဝဲ ၂၅၂
 ဝဲ, ထာန် (gallons).
 Tüm'e, *n.* (တုန်) a series of musical notes, a melo-
 dy, သးဝှိုတပ်အမိ, ဆူတပ်, ဒုတပ်ဒီးတပ်နှိန်
 တဖန်အမိ; the state of being properly disposed, တပ်
 အိန်ကထံကတီးထာသးဝဲဝဲထာထာ. —, *v. t.*
 to put into a state adapted to produce mu-

ä, ê, î, ö, ü, ý, long; ä, é, í, ð, ü, ý, short; cäre, fär, läst, fähl, what; thäre, weil, tärn; pique; done, för.

Two'-mást'ed, *a.* ဒိပ်ဒီးယာ်ထုင်ခဲထုင်.
 Two'-ply, *a.* woven double, ထာအဘိတ်တိထာ နှိ
 ဝဲခဲထာ.
 Two'-tongued, *a.* double-tongued, deceitful,
 ထိတ်တုတ်တုတ်, ကထိတ်ကမတ်တုတ်.
 Tý'coon, *n.* ကီးယပ်အမိယေ.
 Týe, *n.* a knot, a tie. See TIE.
 Tý-foon', *n.* See TYPHOON.
 Týke, *n.* a dog, a tike ထွံ; *Fig.* one as con-
 temptible as a dog, ဖုထာပဒိထိထိထာထွံ.
 Tým'bal, *n.* See TYMPAN, 1st def.
 Tým'pan, *n.* a kettle drum, ဓာတထုင်; —of a
 printing press, တာ်မိပ်ဂုထာဖုပင်ထိးစးမိထာအ
 ကပုင်နိုးထိးထာဝိ.
 Tým'pa-nal, Tým-pán'ic, *a.* acting like a drum.
 See TYMBAL and TYMPANUM.
 Tým'pa-nüm, *n.* a kettle-drum, ဓာတထုင်; the
 drum of the ear, နာ်ထွံ, နာ်ခါထမိပ်ထွံ.
 Tým'pa-ny, *n.* *Med.* a flatulent distention
 of the belly, tympanitis, တာ်ဆိထာဖာကမိ
 ထိပ်; *Fig.* conceit, bombast, တာ်မာအသးက
 ဓာထာ.
 Týpe, *n.* an emblem, a symbol, a sign, တာ်အမိ;
 a printing letter, ဖုထိပ်ခဲင်ဇာ်.
 Týpe'-mèt-al, *n.* ဖုထာဖုထုင်ထိပ်ထိထာထိပ်ခဲင်ဇာ်.
 Tý-phoon', *n.* a violent hurricane or whirl-
 wind, ကထိမုတ်ထိပ်ထိမုတ်ထုတ်တုတ်ထုတ်
 ဖုထာထိတ်ထာထိပ်ထိပ်ပု.
 Tý'phus, *n.* *Med.* တာ်ထိထိထိထိထွံထာထုင်, ထိပ်ထိထိ
 ထာထွံထွံ.
 Týp'ic-al, *a.* emblematic, figurative, symbolic,
 ထပ်စားမိးထမိ, ထာအပုတ်တာ်ဂုထာထိထိထမိ.

Týp'i-fy, *v. i.* to represent by a type, figure
 or emblem, symbolize, မေဇာ်ထိပ်တာ်ထာအမိ
 ထာထိထိ; as, the paschal lamb typified
 Christ, ထုင်ထိထာပင်ထာထိထိထုင်ထိထမိ.
 Týp'o-gräp'h'ic, Týp'o-gräp'h'ic-al, *a.* pertain-
 ing to printing, ထပ်စားမိးတာ်ပုင်နိုးတာ်.
 Tý-pöğ'ra-phy, *n.* the act or art of printing,
 တာ်ထုတ်ထုင်, ထပ်စားမိးတာ်ပုင်နိုးတာ်.
 Tý-rän'nic, Tý-rän'nic-al, *a.* imperious, des-
 potic, arbitrary. See TYRANNIZE.
 Týr'an-nize, *v. i.* to rule unjustly and oppres-
 sively, oppress, ဝါတာ်ထာထိထာထုင်, မာထိထာ
 ထာ.
 Týr'an-ny, *a.* arbitrary exercise of power, op-
 pression, severity, တာ်မာထိထာထာထာ, တာ်ပာထုင်
 ထာထိထာထာထာ. See TYRANT.
 Tý'rant, *n.* a ruler unrestrained by law or
 right, an oppressor, ပမိပ်ထာအပာတာ်ထာထိ
 ထာထာထာ, ဖုထာအပာတာ်ထာထာ, ဖုထာအမာထိထာ
 ဖုထိပ်ထာထာထာထာထာထာ.
 Týre, *n.* *Ind.* curdled milk, တာ်နုထိထာထာထာထာ
 ထာထိထိထိထာထာ.
 Tý'rö, *n.* a learner, a beginner, a novice, ဖု
 ထာထာထာထိထိထာထာ, ဖုထာထာထာထာထာထာထာ
 ထာထာထာထာ.
 Týthe, *n.* See TIME.
 Tzär, *n.* (ခါ) the emperor of Russia, ကိဂုထာ
 စိထာထာထာထာ. See CZAR.
 Tzä-rí'nä, Tzä-rít'zä, *n.* (ခါဂုထာ) the empress of
 Russia, ကိဂုထာထာထာထာ. See CZARINA.

ä, ê, î, ô, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fäh, what; thäre, veil, tärn; pique; done, för,

U

ULT

- Ū-bīq'ui-tā'ri-an (yū-bīk' wī-), *n.* ပျံ့နှံ့သော ယုတ်မှု နှင့် အိမ်ထောင်ရေး.
- Ū-bīq'ui-ta-ri-ness, *n.* omnipresence, ubiquity. (rare). တပ်အိမ်ထောင်ရေး.
- Ū-bīq'ui-ta-ry, Ū-bīq'ui-toūs, *a.* omnipresent, အိမ်ထောင်ရေး.
- Ū-bīq'ui-ty, *n.* omnipresence, တပ်အိမ်ထောင်ရေး, တပ်အိမ်ထောင်ရေး.
- Ū'd'der, *n.* the bag and teats of a cow &c. ဆန် ဖိတ်ဖိတ်ဆန်.
- Ūg'li-ness, *n.* want of beauty, loathsomeness, ill-nature. See UGLY.
- Ūg'ly, *a.* not handsome, ဆင်တူစွာတူသော; offensive to the sight, hateful, ဆင်တူစွာတူသော တပ်အိမ်ထောင်ရေး, ill-natured, cross-grained, ဆင်တူစွာတူသော, သေဆုံး.
- Ūl'çer, *n.* a sore discharging pus, တပ်, တပ် တပ်.
- Ūl'çer-āte, *v. i.* to matter, maturate, စားဝတ်, ဆန်အိမ်.
- Ūl'çer-ā'tion, *n.* the state of being ulcerated, တပ်အိမ်ထောင်ရေး; an ulcer, တပ်တပ်.
- Ūl'çer-oūs, *a.* having the nature of an ulcer, ဆင်တူစွာတူသော တပ်အိမ်ထောင်ရေး; affected with ulcers, အိမ်ထောင်ရေးတပ်တပ်.
- Ūl'çer-oūs-ness, *n.* See ULCEROUS.
- Ūl'lāge, *n.* what a cask wants of being full, စိုက်ပျိုးရေးနှင့် တပ်အိမ်ထောင်ရေးတပ် မှုဂ်, ယူကွန် တပ် မှုဂ်, ဆင်တူစွာတူသော.
- Ūl'nā, *n.* စိုက်ပျိုးရေး, စိုက်ပျိုးရေး, ဆင်တူစွာတူသော.
- Ūl-tē'ri-or, *a.* farther, remoter, succeeding, ဆင်တူစွာတူသော, ဆင်တူစွာတူသော.
- Ūl'ti-māte, *a.* farthest, most distant, ဖြစ်တော်; last, final, ဆင်တူစွာတူသော, ဆင်တူစွာတူသော. —, *v. t.* and *v. i.* to eventuate, end, issue, ဖြစ်တော်, ဖြစ်တော်.
- Ūl'ti-mā'tum, *n.* *Lat.* a final condition, or prop-

UMP

- osition, တပ်အိမ်ထောင်ရေး, တပ်အိမ်ထောင်ရေး, တပ်အိမ်ထောင်ရေး.
- Ūl'ti-mo, *n.* *Lat.* the last preceding month, often contracted to *ult.* ဆင်တူစွာတူသော; as, on the 2d *ult.* ဆင်တူစွာတူသော.
- Ūl'tra, *n.* a prefix, in composition meaning beyond, on the other side, excessive, ဆင်တူစွာတူသော, ဆင်တူစွာတူသော, ဆင်တူစွာတူသော. —, *a.* radical, extreme, ဆင်တူစွာတူသော, ဆင်တူစွာတူသော. —, *n.* an ultraist, ပျံ့နှံ့သော, ပျံ့နှံ့သော. See ULTRAIST.
- Ūl'tra-ism, *n.* extreme opinions. See ULTRA, *a.*
- Ūl'tra-ist, *n.* a radical or ultra, an extremist, ပျံ့နှံ့သော, ပျံ့နှံ့သော.
- Ūl'tra-ma-rine', *a.* beyond the sea, ဆင်တူစွာတူသော ဝတ်အိမ်.
- Ūl'tra-mōn'tāne, *a.* beyond the mountains, (or Alps), ဆင်တူစွာတူသော, ဆင်တူစွာတူသော.
- Ūl'tra-mūn'dāne, *a.* beyond the world, ဆင်တူစွာတူသော မိတ်ဆက်အိမ်.
- Um-bil'ic, Um-bil'ic-al, *a.* pertaining to the navel, တပ်အိမ်ထောင်ရေး.
- Um-bil'icus, *n.* *Lat. Anat.* the navel, ခွ.
- Ūm'bles, *n.* humbles, noubles, တပ်အိမ်ထောင်ရေး ဝတ်.
- Ūm'brāge, *n.* shade, shadow, တပ်အိမ်ထောင်ရေး; suspicion of injury, offense, displeasure, တပ်အိမ်ထောင်ရေး တပ်အိမ်ထောင်ရေး, တပ်အိမ်ထောင်ရေး, သေဆုံး.
- Um-brā'gēoūs, *a.* shady, shaded, အိမ်ထောင်ရေး.
- Um-brēl'lā, *n.* a sun-shade, a large parasol, တပ်အိမ်ထောင်ရေး.
- Um-brif'er-oūs, *a.* making a shade, ဆင်တူစွာတူသော.
- Ūm'pi-rāge, *n.* arbitrament, တပ်အိမ်ထောင်ရေး ဆင်တူစွာတူသော.
- Ūm'pire, *n.* an arbitrator, ပျံ့နှံ့သော, ပျံ့နှံ့သော.

do, wɔlf; furl, ruðe, puʃh; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ʒ as z; ʒ as gz; ŋ as in linger.

Ūn, a negative prefix, not, ထ—တၢ်,တဖၢ်တၢ်.
(တၢ်ဆးဒီးဒီးတၢ်ခါမး,ပထၢ်တၢ်ဒီးဒီး).

Ūn'a-bāshed', a. not ashamed, အခဲၣ်တၢ်ဆးတၢ်.

Ūn'a-bāt'ed, a. undiminished, as in strength or violence, တၢ်ခါတၢ်ဆး; as in number or size, တၢ်ဆးတၢ်ခါတၢ်ဆး.

Un-ā'ble, a. not able, incapable, တၢ်သ့တၢ်.

Ūn'a-bōl-ishēd, a. not abolished, not destroyed, တၢ်တၢ်မၤတၢ်ခါတၢ်ဆး, တၢ်တၢ်တၢ် န့ၣ်တၢ်ကွၢ်တၢ်.

Ūn'ac-cept'a-bil'i-ty, n. unacceptableness. See UNACCEPTABLE.

Ūn-ac-cept'a-ble, a. not welcome, ထၢ်အတၢ်ကြး တၢ်ခါတၢ်ဆး,ထၢ်အတၢ်ခါတၢ်ဆးတၢ်; not pleasing, disagreeable, တၢ်တၢ်ဆးတၢ်ဆး,တၢ်ဆးဒီး တၢ်.

Ūn'ac-cept'a-ble-ness, n. the state of being unacceptable, or not pleasing, unacceptability, တၢ်တၢ်ဆးတၢ်ဆး,တၢ်ထၢ်တၢ်ကြးတၢ်ခါ တၢ်.

Ūn'ac-cōm'mo-dāt-ing, a. disobliging, တၢ်လူၤတၢ် ပှၢ်တၢ်ဆးတၢ်,တၢ်ခါတၢ်ဆးတၢ်ပှၢ်တၢ်ဆးတၢ်.

Ūn'ac-cōm'pāin-ed, a. p. p. alone, unattended, တၢ်ခါတၢ်ဆးတၢ်ဆး,တၢ်ခါတၢ်ဆး.

Ūn'ac-cōm'plishēd, a. not performed, တၢ်ခါတၢ် ဆး,တၢ်ခါတၢ်ဆး; unrefined, uncultured, တၢ်ခါတၢ်ဆးတၢ်ဆး,တၢ်ဆးတၢ်ဆး, တၢ်ဆးတၢ်ဆး, တၢ်ဆးတၢ်ဆး.

Ūn'ac-count'a-ble, a. inexplicable, strange, mysterious, ထၢ်တၢ်ဆးတၢ်ဆး,ထၢ်တၢ်ဆးတၢ်ဆး, ထၢ်တၢ်ဆးတၢ်ဆး; irresponsible, ပှၢ်တၢ်ဆး တၢ်ဆး, တၢ်ဆးတၢ်ဆး,ထၢ်တၢ်ဆးတၢ်ဆး.

Ūn'ac-count'a-bly, adv. strangely, mysteriously, ထၢ်တၢ်ဆးတၢ်ဆး,ထၢ်တၢ်ဆးတၢ်ဆး.

Ūn'ac-cus'tomed, a. not habituated, တၢ်ခါတၢ်ဆး တၢ်ဆး; not familiarized, not used to, တၢ် န့ၣ်ဒီးတၢ်ဆးတၢ်.

Ūn'ac-know'ledge, a. unrecognized, တၢ်ခါတၢ်ဆး တၢ်ဆး,တၢ်ခါတၢ်ဆးတၢ်ဆး,တၢ်ဆးတၢ်ဆး, တၢ်ဆးတၢ်ဆး, တၢ်ဆးတၢ်ဆး. See ယ်း. ၃: ၁၃.

Ūn'ac-quāint'ed, a. not knowing as a friend,

တၢ်သ့တၢ်ဆးတၢ်ဆး; not familiar with, တၢ် န့ၣ်တၢ်.

Ūn'a-dorned', a. not decorated, တၢ်ခါတၢ်ဆးတၢ် ဆးတၢ်.

Ūn'a-dūl'ter-āt-ed, a. unmixed with evil, pure, တၢ်ဆးတၢ်ဆးတၢ်ဆး,တၢ်ဆးတၢ်.

Ūn'ad-vīs'a-ble, a. not to be recommended, in- expedient, ထၢ်တၢ်ဆးတၢ်ဆး,ထၢ်တၢ်ဆး, ထၢ်တၢ်ဆး.

Ūn'ad-vīsēd', a. uncounselled, တၢ်ခါတၢ်ဆးတၢ် ဆးတၢ်; rash, inconsiderate, တၢ်ဆးဒီးတၢ် တၢ်ဆးတၢ်ဆးတၢ်ဆး.

Ūn'ad-vīs-ed-ly, adv. imprudently, inconsider- ately, တၢ်ဆးတၢ်ဆးတၢ်ဆး,တၢ်ဆးတၢ်.

Ūn'af-fēct'ed, a. not affected or moved in mind, အသးတၢ်ဆးတၢ်ဆး, တၢ်ဆးဒီး တၢ်ဆး; natural, not assumed, real, sincere, တၢ် ဆးတၢ်ဆး,တၢ်ဆးတၢ်ဆး.

Ūn-aid'ed, a. not helped, unassisted, တၢ်ဆး တၢ်ဆး.

Ūn-āl'ien-a-ble, a. inalienable (rare,) ထၢ်တၢ်ဆး ဆးတၢ်ဆး,ထၢ်တၢ်ဆး,ထၢ်တၢ်ဆး.

Ūn'al-lied', a. not allied by marriage, တၢ်ဆး ဒီးတၢ်ဆးအသးထၢ်တၢ်ဆးဒီးတၢ်ဆး, ထၢ်တၢ်ဆးတၢ်ဆး တၢ်ဆး; not allied by voluntary engage- ment, တၢ်ဆးတၢ်ဆးတၢ်ဆး,ထၢ်တၢ်ဆးတၢ်ဆး.

Ūn'al-loyed', a. unmixed, pure, ထၢ်တၢ်ဆးတၢ် ဆးတၢ်ဆး.

Ūn-āl'ter-a-ble, a. unchangeable, fixed, ထၢ်တၢ် ဆးတၢ်ဆး,ထၢ်တၢ်ဆး,ထၢ်တၢ်ဆး.

Ūn-āl'terēd, a. unchanged, တၢ်ဆးတၢ်ဆးတၢ် ဆး, တၢ်ဆးတၢ်ဆး.

Ūn'am-bīg'ū-ōūs, a. not doubtful, plain, ထၢ်တၢ် ဆးတၢ်ဆး,ထၢ်တၢ်ဆး,ထၢ်တၢ်ဆး.

Ūn'am-bī'tious, a. unambitious, တၢ်ဆးတၢ်ဆးတၢ် ဆး,ထၢ်တၢ်ဆး,ထၢ်တၢ်ဆး,ထၢ်တၢ်ဆး.

Ūn-ā'mi-a-ble, a. unlovely, ill-natured, တၢ်ဆး တၢ်ဆး,ထၢ်တၢ်ဆး,ထၢ်တၢ်ဆး.

Ū'nā-nīm'i-ty, U-nā'n'i-mōūs-ness, n. See UNANIMOUS.

U-nān'i-mōūs, a. of one mind, harmonious, ထၢ် တၢ်ဆးတၢ်ဆး,ထၢ်တၢ်ဆး,ထၢ်တၢ်ဆး.

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ŏ, ŭ, ȳ, short; cāre, fār, lāst, fāll, whāt; thēre, vāil, tērm; pīque; dōne, fōr,

Un-*in'swer-a-ble* (án'ser-a-bl), *a.* irrefutable, ထာပကတိတိတိတိတိ, ထာပကတိဆာဒါ တ နှု ထပ်.

Un-*án'swered*, *a.* not replied to, တထပ်တံ ခံဆာ ဒါတပ်; not refuted, တထပ်တံကတိတိဒါတပ်.

Un-*ap-pálled'*, *a.* not daunted, undismayed, တပုံတဖူးတံတပ်.

Un-*ap-peás'a-ble*, *a.* not to be soothed or con- ciliated, ပမေခံသုဂ်ဆေးတ သု ထပ်; impla- cable, ပှ်ကွံဂ်ပှ်ဆတံကမဂ်တညီတပ်, ပမ ဗူ မး မီးဒါတသုထပ်.

Un-*ap-peásed'*, *a.* not quieted, unsatisfied, သး တခံခံတပ်; not conciliated, သးတခုဂ်လီ တပ်, သးယုခံ.

Un-*áp-pre-hén'sive*, *a.* not anxious or fearful, တထပ်ထိဂ်တပ်, တပုံတပ်.

Un-*ap-próach'a-ble*, *a.* ထာပထဲတုဒါ ဒါ တ သု ထပ်, ထာပထဲသူးဒါတသုထပ်.

Un-*ápt'*, *a.* not suitable, unfit, တထပ်ထိဂ်တပ်, တ ထီတပ်; having no tendency to, unac- customed, မတညီတပ်, မတညီနှုဂ်တပ် သတးဒီး မတသုထပ်; dull in intellect, inapt, နဂ်ပာ် တံဘရွှတပ်, နဂ်ပာ်တံတညီတပ်.

Un-*ápt'ness*, *n.* inaptness. See UNAPT.

Un-*árméd'*, *a.* having no armor or arms, တ ဒိဂ်ဒီးထစုကဝဲတပ်.

Un-*ásked'*, *a.* not asked or sought, ထာထတထပ် တံယုဒါတပ်; uninvited, ထာထတထပ် တံကွဲ နှုဒါတပ်.

Un-*ás'pi-rá-ted*, *a.* ကတိထိဂ်တံတဒိဂ်ဒီးတံသါထိဂ် ဆုဂ်တပ်.

Un-*ás-pír'ing*, *a.* unambitious, တဆာနှုဂ်ထပ်ထီဂ် ထာထဒိဂ်ထီတပ်.

Un-*ás-sáil'a-ble*, *a.* not to be attacked, ထီဂုဂ်မိ ဒါတသုထပ်.

Un-*ás-sáiled'*, *a.* not attacked, တဒီးထပ်တံဒူးတံ ထာထပ်.

Un-*ás-süm'ing*, *a.* humble, modest, တပဂ်ထိဂ်ထီ ထသးထပ်, ထကဒုထီတံ.

Un-*ás-sured'* (-ash-shured'), *a.* doubtful, doubt- ing, သးဒုဒီး, သုဂ်တခံသးတခံတပ်.

Un-*a-tóned'*, *a.* unexpiated, တထပ်တံမပူမးပွဲ ကွံဒါထာတံဒီးသးထပူတပ်.

Un-*at-táched'*, *a.* not united to, disconnected, တစဲသူးထာတံတပ်; not loving, တခဲဂ် ထိဂ် ကွဲ ထိဂ်တံတပ်.

Un-*at-táin'a-ble*, *a.* unobtainable, ထာပမးနှုဂ်ထ သုထပ်; which cannot be reached, ထာပတု တနှုဂ်တပ်.

Un-*at-táined'*, *a.* not obtained, တနှုဂ်ဒါခံးထပ်; not reached, တတုဒါခံးထပ်; unaccom- plished, တမာဝံဒါခံးထပ်.

Un-*at-témp'ted*, *a.* untried, တမးကွံခံးထပ်.

Un-*at-ténd'ed*, *a.* unaccompanied, တဒိဂ် ဒီးထ တံသကီးထပ်, ထဲတံတဂးဒါ; not taken care of, ထာတံတဒိဂ်ခံးကွဲကွဲတုဒါဒါတပ်.

Un-*áuthor-ized'*, *a.* without permission, တဒိဂ် ဒီးထခွဲထပ်.

Un-*a-váil'a-ble*, Un-*a-váil'ing*, *a.* ineffectual, useless, ဒူးဒိဂ်ထိဂ်ထဘျူးတနှုဂ်တပ်, ထာထဘျူး တဒိဂ်တပ်.

Un-*a-void'a-ble*, *a.* necessary, inevitable, ထာ ပထးဆွဲတသုထပ်.

Un-*a-vowed'*, *a.* undeclared, unacknowledged, တထပ်တံထဲဖျါထိဂ်ဒါတပ်.

Un-*a-wák'ened*, *a.* not aroused fom sleep, တ ထပ်တံဒူးထုသံနှိဂ်ဒါတပ်, တထပ်တံထိဂ်ထဲဒါတပ်; still sleeping, တထုသံနှိဂ်ခံးထပ်, ခံးခံး.

Un-*a-wáre'*, Un-*a-wáres'*, *adv.* suddenly, with- out preparation, ထပ်ဖူးထပ်ဖျါ.

Un-*áwed'*, *a.* not afraid, unalarmd, တ ဒိဂ် ဒီး တံပှ်တံဖူးထပ်; without reverence, တဒိဂ် ဒီးတံယူးထိဂ်တပ်.

Un-*bácked'*, *a.* not having been mounted, ပှ တဒီးဒါခံးထပ်; unsupported, ထနှုဂ်တံတိစာ မးစာဒါတပ်, ထာတံတနှုဂ်တဒိဂ်.

Un-*bal'anced*, *a.* not poised, တံဘာခံဒိထထဲ သီး ထိဂ်ထသးထပ်; not settled or adjusted; as, an unbalanced account, ထံကွဲနှိဂ်စ တထပ် တံသူးထီကွဲထီဒါခံးထပ်.

Un-*bap-tized'*, *a.* တမးဖျါထိဂ်ထတံဂှုဂ်တံနှံခံဂ်ထာ တံဒီးဘျူးထထးထာထံနှုဂ်တပ်.

Un-*bál'last-ed*, *a.* freed from ballast, unload- ed, as a ship, ထပ်တံမိဂ်ထိဂ်ကွံတံဘာထာထ ထီထပ်; unsteady, တဂံတကွဲ.

Un-*bár'*, *v. t.* to remove the bar or bars from,

do, wólř; fúrl, rúde, púsh; e.é.θ. silent; ç as s; çh as sh; ġ as s; ġ as in ġet; s as z; x as gz; n as in lingei .

ဘိဉ်လီကွံင်တံ ဘိ ဣဆင်တံ; to unfasten, open, မကွံင်တံဣဆင်ဒီးအိးထီင်တံ.
 Un-beat'en, *a.* not struck, တဒီးထင်တံဒိတံတိ အိးထင်; not trodden, as a path, တဒီးထင် တံလီတံအိးထင်.
 Ūn'be-còm'ing, Ūn'be-fit'ting, *a.* improper, unsuitable, တကြားထင်ဒီး; as, such language is unbecoming a Christain, တံကတိးဒ်န့ အသိးတကြားထာပုဒ်ဒ်မိတံတံထင်; her dress is unbecoming, အတံကတံသိးတကြားဒီးအိးထင်, တကြားထာအိးထင်.
 Ūn'be-friènd'ed, *a.* without friendly help, unaided, တန့ထင်တံဘျူးထာအသကိးထင်, ထာတံ တအိင်ဟံးအစုကွံင်အမဲင်ထင်.
 Ūn'be-güt'ten, *a.* not eternal, self-existent, not generated, တထင်တံကဲထီင်ထီင်ထင်, တအိင် ဒီးအပံင်ထင်; as, God is self-existent, He is unbegotten, ပကစံပုဒ်အိင်ခင်တံ, တထင် တံဒုးကဲထီင်ထီင်ထင်အိးထင်.
 Ūn'be-lièf', *n.* incredulity, disbelief, infidelity, တံတစုဂ်တန့, လီဆိခင်တံထင်ပးဒီး တံတစုဂ် တန့ပုဒ်ထင်.
 Ūn'be-lièv'er, *n.* an incredulous person, ပုထာ အတစုဂ်တန့တံထင်; one who discredits revelation, an infidel, ပုတစုဂ်တန့ထင်မိဆုံထင်; one who practically does not believe in Christ, ပုတစုဂ်တန့ခင်ထင်ထာထင်ထင်.
 Ūn'be-lièv'ing, *a.* disbelieving, incredulous, ထာအတန့ တံထင်; infidel, ထာအတစုဂ်တန့ ထင်ထင်မိဆုံထင်.
 Un-bènd', *v. t.* to free from flexure, make straight, မပုဒ်ထင်ထာတံကွံင်ကံကွံင်ကိး; to relax, slacken, set at ease for a time, မစာ လီ, ဒုးအိင်ဘျူးတမိ; as, to unbend the mind from study, အိင်ဘျူးထာတံမလီထင်ပု, ထးစာ လီထာတံမလီထင်ပု; as, to unbend a bow, မစာလီထင်ဘျူးဘိ.
 Un-bènd'ing, *a.* not suffering flexure, rigid, ထာပမကွံင်တထင်ထင်; inflexible in purpose, unyielding, သ့ဂံဂံထင်ထင်.
 Ūn'be-seem'ing, *a.* unbecoming, improper. See UNBECOMING.

Ūn'be-sought' (-sawt'), *a.* unasked, unsolicited, တထင်တံပုဒ်ထင်ထာပုဒ်ထင်ထင်.
 Ūn'be-stòwed', *a.* not laid up in store, တထင် တံပင်ဒိင်အိးထင်; not given, တထင်တံထင်ကွံင် အိး; not given in marriage, တန့အစုထာ အကဏ္ဍိးထင်ထင်.
 Ūn'be-wailed', *a.* not wept for, unlamented, unmourned, တထင်တံထီင်တံထာထာထင်ထင်ထင်.
 Un-bi'as, *v. t.* to free from bias, မပုဒ်ထင်ထင်ထင် တံကွံင်ဒိင်ထင်ထင်ထင်ထင်.
 Un-bi'ased, *a.* unprejudiced, impartial, ထာအ တကွံင်ဒိင်ထင်ထင်ထင်ထင်ထင်ထင်.
 Un-bid', Un-bid'den, *a.* not commanded, တဒီး ထင်တံမအိးထင်; uninvited, unasked, ထာ ပုတကွံင်ဒိင်ထင်ထင်ထင်.
 Un-bind', *v. t.* to untie, ထီင်ပုဒ်ထင်; to remove shackles from, unfasten, loose, မပုဒ်ထင်.
 Un-blàm'a-ble, *a.* faultless, ပင်တံကမင်ထာအထင် ထင်ထင်ထင်ထင်ထင်.
 Un-blàmed', *a.* uncensured, တထင်တံပင်တံက မင်ထာအထင်ထင်ထင်.
 Un-blèm'ished, *a.* pure, spotless, ကဆိ; not deformed, အထာအပုဒ်; free from reproach, အထာကပိးထင်ထင်ထင်ထင်ထင်ထင်.
 Un-blènched', *a.* unmoved by fear, unawed, တ ဂုကုးထင်ထင်ထင်ထင်ထင်ထင်ထင်.
 Un-blènch'ing, *a.* unflinching, ထာအအိင်ဂံဂံထင် ထင်ထင်ထင်ထင်ထင်ထင်ထင်.
 Un-blènd'ed, *a.* unmixed, တအိင်ထင်ထင်ထင်ထင်ထင်ထင် ထင်ထင်ထင်.
 Un-blèst', *a.* excluded from blessing, တထင်တံ အိင်ပုထင်; wretched, unhappy, miserable, အိင်တစုဂ်မိတံထင်.
 Un-blòwn', *a.* not unfolded, (as a flower,) ထး ထင်ထင်ထင်ထင်.
 Un-blüsh'ing, *a.* without shame, bold-faced, တအိင်ဒီးတံမဲင်ထင်ထင်, မဲင်ထင်.
 Un-büd'ied, *a.* disembodied, incorporeal, ထာ အပုဒ်ထင်ထင်ထင်ထင်ထင်ထင်ထင်.
 Un-boiled', *a.* တထင်တံမိအိးထင်ထင်.
 Un-bòlt', *v. t.* to remove a bolt, ဘိဉ်လီတံထင် ထင်, ထးကွံင်တံထင်ထင်ထင်.
 Un-bòrn', *a.* တအိင်ပုဒ်ထင်ထင်ထင်ထင်.

ä, é, î, ò, ü, ý, long; ä, é, î, ö, ü, ý, short; -cäre. fār, læst, fäll, what; thère, veil, tērm; pique; done, fòr,

စါဘ်, မာလီဆီဒါတသ့ဘ်; an unchangeable word, ကလုာ်တထံင်ခိင်လီတပု။

Un-chāng'e-a-ble-ness, *n.* immutability, inconstancy. See UNCHANGEABLE.

Un-chānged', *a.* the same, unaltered, တလီဆီဘ်, အိင်ခိင်လီလီ။

Un-chār'it-a-ble, *a.* not liberal to the poor, ungenerous, illiberal, တဟ့သးကညီတံတံဘ်, တအိင်ဒီးတံခဲင်တံကွဲဘ်; not thinking kindly of others, harsh, censorious, အသးတအိင်ဒီးပှာဂတဘ်, ညီ နှိ ပင် တံကမုာ်ထာပှာဂတလီ။

Un-char'it-a-ble-ness, *n.* illiberality, censoriousness. See UNCHARITABLE.

Un-chāste', *a.* impure, lewd, wanton, သူင်တဂုးသးတဝါ, အိင်ဒီးသးကလုာ်ကလီ။

Un-chās'ti-ty, *n.* incontinency, lewdness. See UNCHASTE.

Un-checked', *a.* unrestrained, not hindered, တဘ်တံတြိဒါဘ်။

Un-christ'ian (-krist'yan), *a.* တမူလိဒ်ဒီးလိဒ်အသးဒီးခရိုင်ဒ်အလုာ်အထာ်ဘ်။

Un-chūrch', *v. t.* to excommunicate, ဟီထိင်ကွိုင်ထာတံအိင်ခိင်ပှာ။

Ūn'ci-fōrm, *a.* curved, အကွာ်အဝါကကါဒါဒါ, ကွာ်သက့။ See CURVE.

Un-cūrcum-cūsed, *a.* တဒီးဘ်တံကူးတရံးဘ်။

Un-cūrcum-stān'tial (-shāl), *a.* ထာအတထဲဖျါထိင်ဘ်တံအဂုာ်အကျါလီတံင်လီဆဲးဘ်, တံမာအသးဒ်ခံင်နှုာ်တပင်ဖျါထိင်ဝဲဘ်။

Un-cūv'il, *a.* rude, impolite, unmannered, (မူဒ်) ခုာ်, တအိင်ဒီးတံယူးတံထိင်ဘ်; not complaisant, discourteous, တလီခုာ်ဘ်, တမာရင်ပှာဒ်ခံင်နှုာ်ဘ်။

Un-cūv'i-lized, *a.* savage, rude, ခုာ်ဝဲ။

Un-claimed', *a.* ထာအကစါတပာ်ထိင်ဘ်, အကစါတစံးထာထါတံဘ်။

Un-clāsp', *v. t.* to loose the clasp of, ဗုင်လီတံဘ်ဘူးဘ်။

Ūn'cle, *n.* ဝါတံ။

Un-clēan', *a.* filthy, dirty, uncleanly, တကဆီဘ်, တံအာတံဘ်ထီ; unchaste, ကလုာ်ကလီ; impure, sinful, တမိတဆ့။

Un-clēan'ness, *n.* impurity, filthiness, foulness. See UNCLEAN.

Un-clēansed', *a.* uncleaned, unpurified, တဘ်တံမာကဆီထိင်ဒါဘ်, တံအာဒ်။

Un-clēw', *v. t.* to unfold or untie, unwind, ဗုင်လီ။

Un-clinch', *v. t.* to unfasten, as a nail, ဒုးဘျာထိင်က့; as the closed fist, တထင်လီ, သထင်လီ, သထင်ထိင်။

Un-clōg', *v. t.* to disencumber, set free, မပှာဖျဲထာတံတြိမာတံတံတံ, မာသဘျာဒါ။

Un-clōse', *v. t.* to open, ဒါးထိင်။

Un-clōsed', *a.* not shut, not inclosed, ဒါးထိင်အသး, တအိင်တံင်ဘ်, တအိင်ကးတံင်ဘ်အသးဘ်; not sealed, တစဲပုခိင်ဒီးဘ်; not concluded (rare), တဝံးခဲးဘ်။

Un-clōthe', *v. t.* to strip of clothes, undress, ဘုင်လီတံကတံသိး။

Un-clōthed', *a.* naked, အိင်ဘုင်ဆ့။

Un-cloud'ed, *a.* free from clouds, တအိင်ဒီးတံအာ်ဘ်; clear, not obscure in meaning, ထာအခိပညီအိင်ဖျါဂုာ်ဂုာ်; clearly seen, ဖျါကဆ့ကဆီ။

Un-clūtch', *v. t.* to open the closed hand, ဖျါကွိုင်တံဖျါ, သထင်ထိင်စုထင်, ဒါးထိင်စုတံအာ်ဒါ။

Un-coil', *v. t.* to unwind, untwine, ထိင်ဗုင်လီတံကွါ, ထိင်ညှင်လီတံ။

Un-coined', *a.* တံဒီးဒီးဖါထုဒါထာအတဘ်တံ ဒုးထဲထိင်ဒါထာမာင်နံ (money) ခဲးဘ်။ See MONEY.

Ūn'col-lēct'ed, *a.* not collected or gathered, တထင်တံထာ ဖျါဒါခဲးဘ်; disconcerted, တသ့ခိင်ထိင်က့အသးခဲးဘ်။

Un-cōl'ored, *a.* colorless, အလွဲတအိင်ထင်; not dyed or painted, တဘ်တံစုာ်အိင်ထိင်အလွဲထင်။

Un-cōmbed', *a.* တဘ်တံဂွံအခိင်အနာ်ဘ်။

Un-cōme'li-ness, *n.* want of grace or beauty, ugliness. See UNCOMELY.

Un-cōme'ly, *a.* not handsome, homely, တမံထထာဘ်; unbecoming, unseemly, တကြားဒီး—, တတမီဒီး—ဘ်။

Un-cōm'fort-a-ble, *a.* not happy, gloomy, တရုင်ဘ်; affording no comfort, တမာရင်ပှာ

ā, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ŏ, ŭ, ŷ, short; cāre, fār, lāst, fāl, whā; thēre, vĕil, tĕrm; pīque; dōne, fōr,

Un'cre-ät'ed, a. not yet created, တဆင့်တော်တူလီ၊
 ဝမ်းဆင့်; not produced by creation, ခဲထီၣ်
 ထီၣ်ထီၣ်ခွၢ်ဆေး.
Un-créd'it-a-ble, a. disreputable. See DISCRED-
 ITABLE.
Un-cröpped', a. unreaped, တဆင့်တော်ကွၢ်ကွၢ်; not
 cut off, တဆင့်တော်ကွၢ်ကွၢ်အီၤတဆင့်.
Un-crössed', a. unobstructed, တဆင့်တော်ကြိဝဲတဆင့်;
 not crossed as a river &c. တဆင့်တော်မိဝဲ
 အီၤခိးတဆင့်.
Un-crowd'ed, a. တကတိၣ်ကတူၣ်တဆင့်.
Un-crown', v. t. to deprive of a crown, de-
 throne, တွၢ်လီၤကွၢ်မိၤပၤလၢအလီၢ်, တဆင့်တော်လီၤ
 ပၤတဆင့်တော်လီၤတဆင့်.
Un-crowned', a. not made a king, တဆင့်တော်မိၤ
 ပၤအလီၢ်တဆင့်, တကတိၣ်အမိၣ်သလှၣ်တဆင့်.
Unct'ion, n. the act of anointing, တၢ် ခူ မိးခိး;
 fervor of devotion, strong religious emo-
 tion, တၢ်သဆၣ်ထီၣ်ပှၢ်ခိးထၢတၢ်တၢ်တၢ်
 မိၤခိးခိးထၢတၢ်တၢ်တၢ်; that which is used in
 anointing, unguent, ointment, ကသံၣ်ခူ.
Fig တၢ်မိးခူထၢတၢ်တၢ်တၢ်; See ဝါယံ. ၂:၂၀.
Unct'ü-ös, a. fat, oily, greasy, မိၣ်ခိးခိး; like
 oil, လီၤဝဲခိးခိး.
Un-cülled', a. not picked out, unselected, ထၢ
 အတဆင့်တော်ထၢမိၣ်ဝဲခိးခိး.
Un-cül'ti-vä'ted, a. not cultivated, as ground,
 တဆင့်တော်သ့ၣ်လီၤဖျၢးလီၤခိးခိး; rude, unedu-
 cated, unrefined, ပှၢ်ပှၢ်တၢ်ကျိမိ, ပှၢ်ထၢတၢ်
 သ့တၢ်တၢ်ခိးခိးခိးတဆင့်တဆင့်, ချၢ်ဝဲ.
Un-cür'a-ble, a. See INCURABLE.
Un-curbed', a. unrestricted, unrestrained, မိၣ်
 သဘူဝဲ. *Obs.*
Un-cürb', v. t. ထီၣ်သ့ၣ်လီၤတၢ်ကံပဝဲ.
Un-cür'rent, a. not receivable, as money or
 notes, ထၢပှၢ်သကူထၢတၢ်တၢ်တၢ်.
Un-cüt', a. တဆင့်တော်မိၣ်ဝဲခိးခိးဝဲခိးခိး.
Un-dim'aged, a. uninjured, တတးဂီၤနီတဲးခိး.
Un-däunt'ed, a. intrepid, fearless, bold, တပှၢ်
 တတးဝဲတဆင့်, ခူတတ့ၢ်.
Un-dat'ed, a. having no date; as, an undated
 letter or book, ထီၣ်တဆင့်မိးတၢ်ကွၢ်ခိးခိး
 တတိၣ်တဆင့်.

Un-d'z'zled, a. undazed, မဲၣ်တဆင့်တဆင့်, မဲၣ်တကတိၣ်
 တဆင့်; unconfounded, ကျၢ်တဆင့်မၤသ့.
Un'de-bäsed', a. undegraded, အထၢတတးတဆင့်
 ထီၣ်ခူၤလီၤတဆင့်; undefiled, မိၣ်ခိးဝဲ.
Un'de-bauched', a. uncorrupted, unsexuated,
 တတးဂီၤဝဲလၢတၢ်အဲၣ်တဆင့်တဆင့် တတိၣ်
 မိးတၢ်အီၤခိး
 အီၣ်ခိးတၢ်ခိးခိးတဆင့်တဆင့်.
Un'déc'a-gö'n, n. *Geom.* တၢ်အသနၢ်တဆင့်
 တဆင့်တဆင့်.
Un'de-cäy'ed', a. uncorrupted, တဆင့်တကျၢ်,
 တလီၤစးခိးခိး; unweakened, အဝဲအဝဲ
 မိၣ်ခိးခိး.
Un'de-çäiv', v. t. to disabuse, မၤပှၢ်
 ထၢတၢ်တၢ်
 တၢ်တၢ်.
Un'de-çid'ed, a. not determined, unsettled,
 ထၢအလီၢ်တကျၢ်ခိးခိး, သးတဆင့်
 မိၣ်ခိး
 တဆင့်, သးခိး.
Un'de-çis'ive, v. t. See INDECISIVE. (rare).
Un-dü'ck', v. t. ခိၣ်လီၤကွၢ်တၢ်
 တဆင့်.
Un-dü'cked', Un-déc'o-ra-ted, a. unornamented,
 တဆင့်မိးတၢ်
 တဆင့်.
Un'de-fä'ed', a. the face unmarred, တဆင့်
 မၤတတး
 ထီၣ်ခိးခိး; unobliterated, တဆင့်
 တၢ်
 ကျၢ်ကွၢ်
 အီၤတဆင့်.
Un'de-fin'a-ble, a. not capable of being mark-
 ed out, ထၢပှၢ်
 မိးခိးခိး; inex-
 plicable, ထၢပှၢ်
 ထီၣ်ခိးခိး
 တဆင့်.
Un'de-fined', a. not explained, ထၢအမိၣ်
 တဆင့်
 တၢ်
 ထီၣ်ခိးခိး; not defined or marked
 out, တဆင့်
 မိးတၢ်
 တဆင့်; indefinite, တလီၤ
 တၢ်
 တဆင့်.
Un'de-förmed', a. not disfigured, shapely,
 အကွၢ်
 တတး
 တဆင့်.
Un'de-möl'ished, a. တဆင့်
 တၢ်
 မၤ
 ထီၣ်ခိးခိး.
Un'de-mön'stra-ble, a. incapable of proof, ထၢ
 အမိၣ်
 တၢ်
 ထီၣ်ခိးခိး
 တဆင့်.
Un'de-mön'stra-tive, a. reserved, ထၢ
 အတ
 မၤ
 ထီၣ်ခိးခိး
 တဆင့်, ထၢ
 အပဲ
 ခူ
 သ့
 ထၢ
 ထီၣ်ခိးခိး.
Un'de-ni'a-ble, a. indisputable, unquestiona-
 ble, obvious, ထၢ
 မၤ
 ထီၣ်ခိးခိး
 တဆင့်, အ
 မၤ
 ထီၣ်ခိးခိး.
Un'de-prived', a. uncorrupted, မိၣ်
 ခိး, တကျၢ်
 ထီၣ်
 ထၢ
 ထီၣ်ခိးခိး
 တဆင့်.
Un'de-priv'ed', a. unbereft, တဆင့်
 တၢ်
 ထီၣ်ခိးခိး
 တဆင့်.

dg, wolf; furl, rude, push; e.s.o. silent; ç as s; çh as sh; ç as j; ç as in çet; ç as z; ç as gz; η as in linger

Ūn'der, *prep.* beneath, below, ထာ—အဖီထ်; as, under the house, ထာဟံင်အဖီထ်; less than, ဆဲးန့ၣ်ရှၢန့ၣ်; as, he will not sell the pony under sixty rupees, ကသ့ၣ်အပွၢန့ၣ်ပွၢ်ရှၢန့ၣ် ၆၀ တးဒီးအဝဲတဆါကွံင်တၣ်; with pretence of, ထာဟံင်မၤအသး; as, under the name of friendship, ထာအဟံင်မၤအသးအပွၢ်အသကိးအသိး; in state of being subject to, ထာဟံင်ခိၣ်ညိၣ်ဟံတၣ်အဖီထ်; —a signature, ထာအမံၤအဖီထ်. —, *a.* inferior, subordinate, ဆဲးန့ၣ်ရှၢန့ၣ်. —, *adv.* in subjection; as, to bring under, မၤနၢၤမၤစၢၣ်; to keep under, မၤနၢၤမၤစၢၣ်, မၤကဲတၣ်; See ဘကရံၣ်. ၉: ၂၈. —used in the formation of compounds,

- Ūn'der-ā'gent**, *n.* a sub-agent, ပှၤအခၢၣ်ဒီးတဂၤ.
- Ūn'der-bid'**, *v. t.* to bid or offer less for, ဟံတၢ်အပွၢဆဲးန့ၣ်ရှၢန့ၣ်ပှၤဂၤတက့ၢ်.
- Ūn'der-brūsh**, *n.* undergrowth, စၢၣ်, သၢၣ်, တဆၢ.
- Ūn'der-clōthes**, **Ūn'der-clōth'ing**, *n.* undergarments, တၢ်ကူတၢ်သိးထာပှၤသိးဝဲထာဟံင်ဂၤအဖီထ်.
- Ūn'der-cūr'rent**, *n.* ထံထာအပှၤဝဲထာအဖီထ်တကထာ.
- Ūn'der-dē'al'ing**, *n.* dishonesty, တၢ်ဟံင်ခူသ့ၣ်တၢ်, တၢ်လိန့ၣ်ပှၤတၢ်.
- Ūn'der-dō'**, *v. t.* to do less than is suitable, မၤတၢ်ရှၢန့ၣ်အသး.
- Ūn'der-dōne'**, *a.* not well cooked, မံမံတမံမံ.
- Ūn'der-foot'**, *adv.* beneath, ထာအခိၣ်ဖီထ်. —, *a.* low, base, trodden-down, ဆၣ်အဆၣ်သိ, ထီၤရၢၢ်, ထာအဆၣ်တၢ်ဟံင်တၢ်အိၤ.
- Ūn'der-gār'ment**, *n.* တၢ်ထာပသိးထာဟံင်ကူတၢ်သိးအဂၤအဖီထ်.
- Ūn'der-gō'**, *v. t.* to bear, sustain, endure, ခိၣ်, မိး, တူၢ်.
- Ūn'der-ground'**, *a.* under the surface of the ground, ထာဟံင်ခိၣ်ထ်, သထံး; as, an underground passage, ကျိၤထာဟံင်ခိၣ်ထ်, ကျိၤသထံး. —, *adv.* ထာဟံင်ခိၣ်ထ်, ကထီၤ; as, to go underground, ထဲၤကထီၤတၢ်, ထဲၤထာဟံင်ခိၣ်ထ်.

- Ūn'der-grōwth**, *n.* under-wood, coppice, သ့ၣ်သခိၣ်ဒိ, သဆၢ. See UNDERBRUSH.
- Ūn'der-hānd**, *a.* secret, clandestine, ထာအမၤခူသ့ၣ်ဝဲ. —, *adv.* by secret means, ခူသ့ၣ်ခူထ်; by fraud, ကဘျံးကဘျံၣ်.
- Ūn'der-hānd'ed**, *a.* unfair. See UNDERHAND.
- Ūn'de-rivcd'**, *a.* radical, original, အခိၣ်ထံး, ထာအတကဲထီၣ်ထာဟံင်ဂၤအဖီထ်.
- Ūn'der-liy'**, *v. t.* to place under, ဟံထာဟံင်ဂၤအဖီထ်.
- Ūn-der-lie'**, *v. t.* to lie under, support, as a foundation, အိၣ်ထာဟံင်ဂၤအဖီထ်, ကဲတၢ်ဂၤအခိၣ်ထံး.
- Ūn'der-line'**, *v. t.* to draw a line under, underscore, တီၤထဲၣ်တဘိထာဟံင်ကထီၤအဖီထ်.
- Ūn'der-ling**, *n.* an inferior, a mean fellow, ပှၤအိၣ်ထာပှၤဂၤအဖီထ်, တအိၣ်ဒီးအထီၣ်ကထီၤတၢ်.
- Ūn'der-mine'**, *v. t.* to sap, excavate, ဘၢၣ်မိၣ်ထာဟံင်ခိၣ်ထ်, ခူၣ်ကထီၣ်ကထီၣ်တၢ်; to remove a foundation clandestinely, သးခူသ့ၣ်ကွံၣ်တၢ်အခိၣ်ထံး; to ruin underhandedly, မၤတးဂီၤတၢ်ခူသ့ၣ်.
- Ūn'der-min'er**, *n.* See UNDERMINE.
- Ūn'der-mōst**, *a.* lowest, ထာအဖီထ်ကတၢ်.
- Ūn'der-nēath'**, *prep.* or *adv.* beneath, below, under, ထာထ်, ထာအဖီထ်.
- Ūn'de-rōg'a-to-ry**, *a.* not detractive, တမၤဆဲးထီၤထာထာကထီၤတၢ်.
- Ūn'der-pin'ning**, *n.* a prop, the foundation stones of a building, ထာထာပှၤထီၣ်ထီၣ်ကျၢတၢ်အဂီၢ်.
- Ūn'der-prize'**, *v. t.* to undervalue, ဟံအပှၤရှၢန့ၣ်အသး.
- Ūn'der-prōp'**, *v. t.* to prop from beneath, တီၢ်ထီၣ်ထာဟံင်ဖီထ်.
- Ūn'der-pro-pōr'tioned**, *a.* of small or inferior proportions, ထၣ်ဆးဒီးတၢ်ထာပပှၤထီၣ်သကြီတၢ်ဒီးအဝဲတမံၤဆဲးန့ၣ်ရှၢန့ၣ်မိးအသး.
- Ūn'der-rāte'**, *v. t.* to underprize, undervalue, underestimate, ဟံရှၢထီၤတၢ်အပှၤ, တဟံင်ကဲထီၤတၢ်, ဟံအကျးဆဲးထ်ကဲၣ်ဆိး.
- Ūn'der-scōre'**, *v. t.* See UNDERLINE.

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cāre, fār, lāst, fāll, whāt; thēre, vĕil, tĕrm; pīque; dōne, fōr,

Ūn'der-sell', *v. t.* to sell cheaper than, ဆိတၢ်
 အဓမ္မဒုန္နဒါဝ်းပုၤတက့ၢ်.
Ūn'der-shot, *a.* ထၢထံၣ်ဒုးတူၤဒုးဝဲၤအိၤထၢထံၣ်
 အဖိထံၣ်အမိ.
Ūn'der-sign' (-sin'), *v. t.* to subscribe, ကွဲးထံၣ်
 အမံၤထၢတၢ်အဖိထံၣ်.
Ūn'der-sized', *a.* သံးဒုန္နဒါဝ်း.
Ūn'der-stand', *v. t.* to comprehend, know, နၢ်
 ဝးၣ်,သ့ၣ်ညါနၢ်ဝဲၣ်; to learn, be informed of,
 နၢ်တူၤထံၣ်တၢ်; to suppose to mean, inter-
 pret, ဆိကဒိၣ်ထၢထံၣ်ပိၣ်ညါမ့ၢ်တၢ်ထံၣ်တၢ်
 နူၤ. —, *v. i.* See UNDERSTAND. *v. t.*
Ūn'der-stand'a-ble, *a.* comprehensible, intel-
 ligible, ထၢပၤနၢ်ဝဲၣ်သ့.
Ūn'der-stand'ing, *n.* the intellect, the reason,
 တၢ်ကူၣ်သ့; the act of comprehending, တၢ်
 သ့ၣ်ညါနၢ်ဝဲၣ်; friendly intercourse, တၢ်ဒိ
 သိၣ်ဒိသိၣ်အသး, တၢ်ဒိထံၣ်ဒိထံၣ်ကိး; harmony,
 any thing agreed upon, an agreement,
 တၢ်နၢ်ဝဲၣ်လိၣ်အသး, အသးတဖျၢၣ်အိ. —, *a.*
 intelligent, knowing, skillful, ဒိၣ်ဒိတၢ်
 ကူၣ်သ့အဂ့ၢ်အထံၣ်.
Ūn'der-strap'per, *n.* a petty fellow, an under-
 ling, ပုၤထၢထံၣ်လိၣ်ပုၤဝဲၣ်တဂ့ၢ်, ပုၤထၢထံၣ်ခဲးဝဲၣ်
 သိၣ်ပုၤထံၣ်ထံၣ်နူၤသန့ကတိၣ်တၢ်အိၤအိၤထံၣ်.
Ūn'der-take', *v. t.* to enter upon, take in hand,
 စးထီၣ်မၤထီၣ်သိတၢ်, နူၣ်မၤသိတၢ်; to attempt, ပ
 စိကွၢ်, မကွၢ်; to promise, ဣၣ်လိၣ်အသး; to
 covenant, ဣၣ်လိၣ်အိၤလိၣ်အသး; to take upon
 one's self, to undertake for, ကဲထီၣ်ပုၤဣၣ်
 ဒိၣ်အသး. See ၵၢၤ. ၃၀: ၁၅.
Ūn'der-tak'er, *n.* one who takes charge of fu-
 nerals, ပုၤထၢထံၣ်အံၤကွၢ်ကွၢ်, ကထံၣ်ကထီၣ်တၢ်
 ထံၣ်အံၤဒိးတၢ်နူၣ်လိၣ်ပုၤထံၣ်, တၢ်နူၣ်လိၣ်ပုၤ
 ထံၣ်အံၤထံၣ်လိၣ်တဂ့ၢ်. See UNDERTAKE.
Ūn'der-tak'ing, *n.* business, work, project, en-
 terprise, တၢ်ဒိးတၢ်မၤထၢပုၤကမၤဝဲ.
Ūn'der-ten'ant, *n.* a subtenant, ပုၤတဂ့ၢ်ထၢထံၣ်
 ဒိၣ်တံၣ်ကိးထၢပုၤတၢ်ဒိးအိၣ်တဂ့ၢ်.
Ūn'der-val'ue, *v. t.* to underprize, underrate,
 ဝဲတၢ်အပုၤသံးဒုန္နဒါဝ်းအသး, တသ့ၣ်ညါ
 တၢ်သ့ၣ်ထၢထံၣ်ထံၣ်; to esteem lightly, despise,
 ထၢထံၣ်ထံၣ်, တထူးတထီၣ်ထံၣ်.

Ūn'der-wood, *n.* See UNDERGROWTH.
Ūn'der-work', *v. t.* to work for less price than,
 နူၣ်ထံၣ်အဘူးအထံၣ်ထၢထံၣ်မၤအမိထံၣ်
 သံးဒုန္နဒါဝ်းအသး; to undermine (rarə), See UNDERMINE.
Ūn'der-write', *v. t.* to subscribe, ကွဲးထံၣ်
 တၢ်ကွဲးထံၣ်အဖိထံၣ်; to insure, ဟ့ၣ်လိၣ်ထံၣ်
 ဒိးတၢ်ဣၣ်ဒိၣ်အသးထၢပုၤထံၣ်ပၣ်စၢၤအဘူး
 အထံၣ်ထံၣ်; to estimate, ဆိကဒိၣ်ထၢထံၣ်
 တၢ်ထံၣ်မ့ၢ်တၢ်ဝဲၣ်တၢ်ဝဲၣ်မၤ. —, *v. i.* See
 UNDERWRITE. *2nd def.*
Ūn'de-scribed', *a.* unexplained, unrecounted,
 တထံၣ်တၢ်ထံၣ်ဣၣ်ထီၣ်ဒိးဝဲၣ်ထၢပုၤနီၣ်
 တဂ့ၢ်ထံၣ်; not marked out, တထံၣ်တၢ်
 ကွဲးဒိၣ်အိၤထံၣ်.
Ūn'de-serve'd', *a.* unmerited, ထၢထံၣ်
 ကြးထံၣ်ထံၣ်ဒိၣ်ထံၣ်.
Ūn'de-signed' (-zind), *a.* unintended, ကဲထီၣ်
 ထၢထံၣ်တထံၣ်တၢ်ကူၣ်ထီၣ်ပးလိၣ်ထၢထံၣ်
 တဂ့ၢ်ထံၣ်.
Ūn'de-sign'ing, *a.* sincere, upright, artless, စ
 သ့ၣ်လိၣ်သးတီ, ထၢထံၣ်မ့ၢ်အတီ.
Ūn'de-sir'a-ble, *a.* ထၢပၤတမိၣ် နူၣ်
 ထံၣ်ပသး, ထၢပၤထံၣ်ကြးထံၣ်
 ထံၣ်နၢ်ထံၣ်, ထၢထံၣ်တဂ့ၢ်ထံၣ်ပၤ
 တဂ့ၢ်ထံၣ်.
Ūn'de-destroy'd', *a.* not demolished or ruined,
 တထံၣ်တၢ်ထံၣ်ဂီၤထံၣ်.
Ūn'de-tēr'mined, *a.* not limited, indeterminate,
 ထၢထံၣ်ထၢထံၣ်တထံၣ်တၢ်နီၣ်ပး
 ဝဲၣ်ပးလိၣ်ဒိးထံၣ်; not settled, undecided,
 တမၤဝဲၣ်ဒိးထံၣ်, တကျၢၤဒိးထံၣ်,
 တထံၣ်တၢ်ဒိးထံၣ်.
Ūn'de-tēr'red', *a.* not prevented, unhindered,
 တထံၣ်တၢ်ထံၣ်အိၣ်အိၣ်ထံၣ်.
Un-dē'vi-a'ting, *a.* unswerving, unerring, တ
 တးဣၣ်ကွဲးထံၣ်, တထံၣ်တၢ်ထံၣ်
 တၢ်ထံၣ်ထံၣ်.
Ūn'de-vout', *a.* irreligious, not pious, ထၢထံၣ်
 ထံၣ်ထံၣ်ထံၣ်ထံၣ်ထံၣ်ထံၣ်.
Ūn'di-gēst'ed, *a.* တထံၣ်တၢ်
 ဝဲၣ်သ့ၣ်ထံၣ်ထံၣ်ထံၣ်ထံၣ်.
Un-dig'ni-fied, *a.* not honorable, common,
 mean, တထံၣ်ဒိးထံၣ်ထံၣ်ထံၣ်ထံၣ်
 ထံၣ်ထံၣ်ထံၣ်.
Ūn'di-mīn'ished, *a.* unlesened, တထံၣ်
 လိၣ်ပုၤထံၣ်ထံၣ်.
Ūn'di-rēct'ed, *a.* unled, unguided, တထံၣ်
 နူၣ်တၢ်ထံၣ်ထံၣ်ထံၣ်ထံၣ်; not super-
 scribed, as a letter, ထံၣ်

du, wolf; fūrl, rude, push; e, i, o. silent; ç as s; ch as sh; ĝ as ğ; ġ as in ġet; ŝ as z; x as gz; ŋ as in linget.

တဘဉ်းစားမီးစေခံတစဉ်တဉ်, တဘဉ်းစားမီးစိဉ်မိဉ် ချာဖံးတဉ်.

Un-*ea'si-ness*, *n.* restlessness, disquietude. See UNEASY.

Un-*ea'sy*, *a.* anxious, အိဉ်တစဉ်,တဉ်းစားမီးတံးတံးတံး ခဲ; feeling pain, တဉ်းစားမီးတံးတံးတံးဆါ; unquiet, restless, တတံးတတံးတံး; annoying, disagreeable, ထာ စေမးတံးတံးတံး; con- strained, အိဉ်ကစုဝဲ,တစဉ်တဉ်.

Un-*ed'ü-cā-ted*, *a.* not taught, တဘဉ်တံးသိဉ်လိဉ် ငါးတဉ်; unlearned, တမးလိမးမီးစေသးတဉ်.

Un-*em-bār'rassed*, *a.* clear in mind, unconfused, သးကဆွဲကဆွဲ, သးတတံးတံးတံး, ကုဉ် တဉ်း သး သး; unencumbered, သဘျာ,ကလိ.

Un-*em-ployed'*, *a.* idle, unoccupied, တအိဉ်မီး တံးတံးတံးတံး.

Un-*end'ing*, *a.* eternal, everlasting, တအိဉ်မီးစေ ကတံးတံး,အကတံးတံးအိဉ်တဉ်.

Un-*en-gāged'*, *a.* not promised, အိဉ် သဘျာ, ပုး ဖွဲ ထာတံးတံးတံး. အိဉ်လိမးစေခံ; free from binding attachment, unaffianced, not be- trothed, တအိဉ်တံးလိမးစေ သး တဉ်; not busy, unoccupied, at leisure, ချာ, တအိဉ်မီးတံးတံး တံးတံး.

Un-*en-gā'ging*, *a.* unattractive, တဘဉ်ခဲတဉ်, တစဉ်ခဲတဉ်,အလှိုအထံတစဉ်တဉ်.

Un-*en-light'ened*, *a.* without light, dark, တံးကဝိတအိဉ်,ခဲ;—as the mind, unin- formed, ignorant, တအိဉ်မီးတံးသုဉ်ကဝိသး ကဝိတဉ်,တအိဉ်မီးတံးသုဉ်ညါခါခါတဉ်.

Un-*en'vi-a-ble*, *a.* undesirable, not to be cov- eted, တလိသးကွဲတဉ်.

Un-*en'vied*, *a.* not earnestly desired, not cov- eted, တဘဉ်တံးသးကုဉ် သးကါ အိဉ် ထာ စေတံး မုဉ် တံးတံးစေတံး.

Un-*ē'qua-ble*, *a.* not equal or uniform, တစု တမီးတဉ်,တစု စိဉ်လိပလိဉ်တဉ်.

Un-*ē'qual*, *a.* not equal, not even, တညှါသးတဉ်, တထဲသးတဉ်; inadequate, တထာတညှါတဉ်; not suitable, unfit တဘဉ်လိဉ်တဉ်, တတစါတဉ်.

Un-*ē'qualed*, *a.* unmatched, တစိသးမီးစေတဉ်,တ တုးသးတဉ်; unparalleled, unrivaled ထာတံး နုဉ်ထဲသးမီးစေတဉ်.

Un-*e-quiv'o-cal*, *a.* clear, evident, undoubted, ထာစေစိပညိဉ်တဉ်သလဉ်တဉ် စေ စေ သးဒု မိ စေ လိဉ် တ အိဉ်တဉ်; unambiguous, စေစိပညိဉ်ထဲတံးမီး.

Un-*ēr'ring*, *a.* committing no mistake, တဉ်ဝဲ, တကမဉ်တဉ်; incapable of erring, certain, infallible, ကမဉ်တသုတဉ်.

Un-*ēs-sēn'tial* (-shal), *a.* not necessary, unim- portant, စေသုတအိဉ်နိဉ်နိဉ်တဉ်,အ ဝုဉ် တ မိဉ် တဉ်, မုဉ်တအိဉ်တဉ်တံးကလဲတဉ်.

Un-*ēs-tāb'lished*, *a.* not firm, uncertain, not completed, တအိဉ်ခဲတံးအိဉ်ကျာ,ထာ, တလဲတံးနိဉ် နိဉ်မီးတဉ်.

Un-*e-van-gēl'ic-al*, *a.* တစုလိဉ်မီးလိဉ်မီးထံးစိဉ်တံး သိဉ်တံးတံး.

Un-*e-vān'gel-ized*, *a.* unchristianized, တတူဉ် လိဉ်ခရံးစေတံးသးစုစေကစိဉ်မီးတဉ်.

Un-*ē'ven* (-ē'vn), *a.* not level, not uniform, rough, တထဲသးတဉ်,တစုတတံး; odd, တကိး လိဉ်စေသးတဉ်,တညှါသးလိဉ်စေသးတဉ်. *Arith.* တဉ် စားမီးနိဉ်တံးထာပမုဉ်နိဉ်မီးစေထာ, မီးစေတုဉ်တဉ်ဝဲ.

Un-*ē'ven-ness*, *n.* inequality of surface, as of the ground, တံးတံးကုလိထာ, တံးကုနုဉ် ချာ; roughness, as of trees or fruit, တံးက နုဉ်ကနဲ,တံးကနုဉ်ကမိဉ်.

Un-*ēx-ām'ined*, *a.* uninvestigated, untried, စ မီးတဉ်တံးကွဉ်အိဉ်ထံးစေသးတဉ်; uninterroga- ted, တမီးတဉ်တံးကွဉ်သိမီးစေထာ.

Un-*ēx-ām'pled*, *a.* without example, unprec- edented, unparalleled, စအိဉ်မီးစေမိစေထဲဉ် တဉ်.

Un-*ēx-ēp'tion-a-ble*, *a.* faultless, good, unob- jectionable, တဘဉ်တံးပဉ်တံး တ မုဉ် စေ စေ လိ တဉ်,ပဉ်ကွဉ်အလိဉ်တအိဉ်တဉ်.

Un-*ēx'e-cū'ted*, *a.* not done, unperformed, တစံးတဉ်,တမးလဲတံးမီးတဉ်.

Un-*ēx-pānd'ed*, *a.* not opened as flowers, not spread out, တစးထိဉ်မီးတဉ်,တမီးထိဉ်စေ သးစး ထာ; unenlarged, တထဲထိဉ်မိဉ်ထိဉ်မီးတဉ်.

Un-*ēx-hāust'ed*, *a.* unspent, inexhausted, စ ထာဉ်တဉ်; unweariet, ထာသုးနိဉ်နိဉ်တဉ်.

Un-*ēx-pēct'ed*, *a.* sudden, unforeseen, ထာ ပတကွဉ်ထာအကျဲတဉ်.

Un-*ēx-pēct'ed-ly*, *adv.* suddenly, ထာလှိုကထာ,စ.

do, wɔlf; fūrl, rʉde, pʉsh; ḡ.ā. ḡ. silent; ḡ as s; ḡh as sh; ḡ as j; ḡ as in ḡet; ḡ as z; ḡ as sz; ḡ as in linger.

Ūn'ex-plōred', *a.* unsearched, ထားစေတတ်သော
ဆွန်အားတော်။

Ūn'ex-pōsed', *a.* concealed, not open to view,
အိပ်ခါး၊ တဖြူထိပ်တော် ; not on inspection,
တတော်တော်မူ၍အိပ်အားတော်။

Un-fād'ed, *a.* not having withered, တလျှိုးတော်,
တလျှိုးတော် ; not lost its color, အလွှဲတော်
ရိပ်တော်။

Un-fad'ing, *a.* not liable to wither, လျှိုးလျှိုး
တသွင်တော် ; of fast color, အလွှဲတော်
ရိပ်တော်။

Un-fail'ing, *p. a.* not failing, exhaustless, တ
ရိပ်တော်။

Un-fair', *a.* dishonest, unjust, တတိတလျှိုး
တော် ; partial, biased, ထားစေတတ်သော
တရိပ်တော်။

Un-fair'ness, *n.* injustice, partiality. See UNFAIR.

Un-faith'ful, *a.* treacherous, violating prom-
ises, disloyal, perfidious, တပင်ကျား၊ အတ
လျှိုး၊ တမာတော်လျှိုးတော်၊ အထိုးအခတ်တော်။

Un-faith'ful-ness, *n.* See UNFAITHFUL.

Un-fash'ion-a-ble, *a.* unusual, not comformed
to the mode or fashion, ဆွန်အားတော်
အထိုးအခတ်တော်။

Un-fash'ioned, *a.* unformed, ထားစေတတ်
သောတော်။

Un-fās'ten (-fās'tn), *v. t.* to loose, untie, လျှိုး
တော် ; to unfix, မပျိုးတော်ကြီးတော်။

Un-fath'om-a-ble, *a.* that cannot be sounded
by a line, ထားစေတတ်သော
တရိပ်တော် ; as, the unfathomable sea,
ဒိပ်ထိပ်ထားစေတတ်သော
တရိပ်တော် ; that cannot be reached by the
understanding, incomprehensible, ထား
စေတတ်သောတော်။

Un-fā'vor-a-ble, *a.* unpropitious, adverse, ထား
စေတော်မူ၍မဟုတ်တော် ; not disposed to
favor, ထားစေတော်မူ၍မဟုတ်တော်။

Un-fēas'i-ble, *a.* not practicable, impractica-
ble, ထားစေတော်မူ၍မဟုတ်တော်။

Un-feel'ing, *a.* destitute of feeling, insensible,
တသွန်ညှိထားတော်မူ၍မဟုတ်တော် ; cruel, hard-
hearted, တအိပ်ခါးတော်၊ ထားစေတော်
မူ၍မဟုတ်တော်။

Un-feigned' (-f'ind'), *a.* sincere, genuine, real,

တအိပ်ခါးတော်၊ ထားစေတော်မူ၍မဟုတ်တော်
တော်၊ နှိုးနှိုး ; as, by love unfeigned, ထားစေတော်
မူ၍မဟုတ်တော်။ See ၂ကရံ။ G: ၆.

Un-filled', *a.* တပွင့်တော်။

Un-fin'ished, *a.* incomplete, တပုံမဟုတ်တော်။

Un-fit', *a.* unsuitable, improper, တကြားတော်။
—, *v. t.* to make unsuitable, disquali-
fy, မအိပ်ခါးတော်ကြားတော်ထားစေတော်
မူ၍မဟုတ်တော်။

Un-fit'ness, *n.* unsuitableness. See UNFIT.

Un-fix', *v. t.* to unfasten, unhinge, unsettle, မ
တရိပ်တော်ထားစေတော်မူ၍မဟုတ်တော်။

Un-fixed', *a.* not established, unsettled, တအိပ်
ခါးအိပ်ကျားတော်။

Un-flēdged', *a.* not yet fledged, without feath-
ers, ထားစေတော်မူ၍မဟုတ်တော်။

Un-flinch'ing, *a.* unshrinking, unyielding, အိပ်
ခါးတော်မတော်တော်တော်တော်တော်တော်
လျှိုးတော်။

Un-foiled', *a.* not thwarted, unfrustrated, တ
တော်တော်မူ၍မဟုတ်တော်၊ တတော်တော်
မဟုတ်တော်။

Un-fold', *v. t.* to spread open, expand, အိပ်
ထိပ် ; to disclose, make plain, reveal, မ
ဖြူထိပ်တော်။

Un-för,ed', *a.* not forced, unconstrained, တအိပ်
ထိပ်တော်မဟုတ်တော်မဟုတ်တော် ; not produced by
efforts but coming of itself, natural, ထား
စေတော်မူ၍မဟုတ်တော်။

Ūn'före-seen', *a.* unforeknown, unexpected,
ထားစေတော်မူ၍မဟုတ်တော်။

Ūn'for-giv'en, *a.* unpardoned, တတော်တော်
တော်တော်တော်။

Ūn'for-giv'ing, *a.* implacable, relentless, in-
exorable, ထားစေတော်မူ၍မဟုတ်တော်
တော်တော်တော်။

Ūn'for-göt'ten, *a.* remembered, ထားစေတော်
မူ၍မဟုတ်တော်။

Un-förmed', *a.* unshapen, ထားစေတော်
မူ၍မဟုတ်တော်။

Ūn-für'ti-fied, *a.* not secured by fortifications,
defenceless, တအိပ်ခါးတော်မတော်
တော် ; not strengthened, weak, infirm, တအိပ်
ခါးတော်မတော်တော်။

ä, é, ï, ö, ū, ŷ, long; ä, ě, ĭ, ŏ, ů, ŷ, short; cäre, fär, låst, fäll, what; thäre, veïl, tērm; pique; döne, för,

အပ်,တပ်ကဲတပ်ကျူးထားခွင့်တပ်ကျူးဖို့ ဖို့တပ်;
 unacceptable, disagreeable, တရပ်တပ်; as,
 harsh, shrill sounds are ungrateful to
 the ear, တပ်တပ်တပ်ကဲကဲတပ်တပ်တပ်တပ်.
Un-grāt'i-fied, *a.* not pleased, unsatisfied, တ
 မီးဖိုတပ်မီးသွပ်မီးသွပ်, တမီးဖိုတပ်ကျူးသွပ်ကျူး
 သွပ်, တမီးဖိုတပ်မီးဖိုမီးဖိုသွပ်သွပ်.
Un-ground'ed, *a.* without cause, unfounded,
 အခိုင်ထံးအခိုင်တပ်, အခိုင်ထံးတပ်အခိုင်တပ်.
Un-guard'ed, *a.* not defended, unprotected,
 ထားအတပ်မီးတပ်မီးကြိုအခိုင်အခိုင်တပ်; careless,
 incautious, တပ်မီးတပ်ပထမီးသွပ်, တပ်
 သွပ်ပထမီးသွပ်.
Un'guent, *n.* ointment, ထပ်တပ်, ထပ်တပ်, ထပ်တပ်.
Un-händ', *v. t.* to loose, let go, ဖြိုကွဲ (rare).
Un-händ'some, *a.* not beautiful, ungraceful, တ
 မိတပ်တပ်; unfair, illiberal, တပ်တပ်
 တပ်, တပ်တပ်.
Un-händ'some-ness, *n.* inelegance, unfairness.
 See UNHANDSOME.
Un-händ'y, *a.* not ready, not dextrous, awk-
 ward, clumsy, ထားအတပ်သွပ်တပ်, စုတပ်သွပ်
 တပ်; not convenient, တပ်တပ်တပ်တပ်
 တပ်, တပ်တပ်တပ်.
Un-häp'pi-ness, *n.* infelicity, တပ်တပ်တပ်.
 See UNHAPPY, 1st def.
Un-häp'py, *a.* miserable to a degree, အသွပ်တပ်
 အသွပ်တပ်, တပ်တပ်တပ်; unlucky, un-
 fortunate, ထားအတပ်မီးတပ်တပ်, အသွပ်
 တပ်.
Un-härmed', *a.* unhurt, uninjured, တပ်တပ်
 တပ်တပ်တပ်, အသွပ်တပ်တပ်.
Un-här'ness, *v. t.* တပ်တပ်တပ်.
Un-hätched', *a.* တပ်တပ်တပ်.
Un-hēalth'ful, *a.* unwholesome, insalubrious,
 sickly, တပ်တပ်တပ်တပ်, ထားအတပ်
 တပ်တပ်တပ်တပ်.
Un-hēalth'ful-ness, *n.* unhealthiness, တပ်တပ်
 တပ်တပ်တပ်; insalubriousness. See
 UNHEALTHFUL.
Un-hēalth'i-ness, *n.* weakness, indisposition, တပ်
 တပ်တပ်, တပ်တပ်တပ်. See UNHEALTHY.
Un-hēalth'y, *a.* wanting health, habitually in-

disposed, တပ်တပ်တပ်, အကွဲအကွဲ; in-
 salubrious, unwholesome, unhealthful,
 ညီညီတပ်တပ်တပ်.
Un-hēard', *a.* not heard by the ear, ထားအတပ်
 တပ်; not publicly known, obscure, တ
 တပ်တပ်တပ်; unheard of, အသိ, အမိ
 တပ်တပ်.
Un-hēat'ed, *a.* not made hot, တပ်တပ်တပ်
 တပ်.
Un-heed'ed, *a.* disregarded, neglected, တပ်
 တပ်တပ်တပ်.
Un-heed'ful, **Un-heed'ing**, *a.* careless, heed-
 less, တပ်တပ်တပ်တပ်.
Un-hēg'i-tä'ting, *a.* prompt, ready, တပ်တပ်
 တပ်.
Un-hinge', *v. t.* to take from the hinges, as a
 door, &c. တပ်တပ်တပ် ထားအတပ်
 တပ်; to
 make unstable, as the mind, ထားအတပ်
 တပ်, တပ်တပ်.
Un-hö'li-ness, *n.* impiety, wickedness. See
 UNHOLY.
Un-hö'ly, *a.* not devoted to religious purposes,
 unconsecrated, တပ်တပ်တပ်, တပ်တပ်
 တပ်; wicked, impious, sinful, impure,
 တပ်တပ်တပ်, တပ်တပ်တပ်, အသိ.
Un-hün'ored (-ön'örd), *a.* not revered,
 without honor, unrevared, တပ်တပ်တပ်
 တပ်.
Un-hüped', *a.* (with for), unexpected though
 desired, ထားအတပ်တပ်တပ်.
Un-höræ', *v. t.* to throw from a horse, တပ်
 ထားအတပ်တပ်; to cause to dismount, တပ်
 ထားအတပ်တပ်.
Un-hös'tile, *a.* not inimical, friendly, ထားအ
 တပ်တပ်.
Un-house', *s.* to deprive of shelter, တပ်
 ထားအတပ်တပ်.
Un-housed', *a.* destitute of a house or shelter,
 တပ်တပ်တပ်တပ်, တပ်တပ်တပ်
 တပ်.
Un-hum'bled, *a.* not subdued, ထားအတပ်
 ထားအတပ်, ထားအတပ်တပ်တပ်.
Un-hürt', *s.* free from injury, uninjured, တပ်

ä, ä, i, ö, ä, y, long; ä, ä, i, ö, ü, y, short; cäre, färe, läst, füll, what; thäre, veil, tärn; pique; done, för,

ဒိတင်ထံးတင်,တတင်တင်မဆါအိတင်,တတးဂါနိ တစဲးတင်.

Un-hurt'ful, *a.* not injurious, harmless, ထာစ တမဟးဂါတင်,ထာစတမဆါတင်.

Ū'ni-cōrn, *n.* a one horned animal, (probably the rhinoceros), တာဒိန်ခိန်တကလင်.

Ū'ni-fōrm, *a.* invariable, unchangeable, တ လဲလိင်ဆေးတင်,အိန်ခိသီး; conforming to one mode, agreeing with each other, ဆူဆိန် လီပလိင်,ဆူလိင်မီးဒုလိင်ဆေး.—, *n.* a dress prescribed for a class, တင်ကူတင်သီးထာပှ တကရကူဝဲသီးဝဲတကလင်ဆီ.

Ū'ni-fōrm'i-ty, *n.* sameness. See UNIFORM, *a.* Ū'ni-fy, *v. t.* to cause to be one, unite, ဒူးကဲလိန် တင်ဆါနူဂိတမံထာတင်တမံဆီ.

Ūn-im-ag'g'in-a-ble, *a.* not to be imagined, ထန် ဃးဒီးတင်ထာပှတလးဆီကမိန်နူဂိဝဲတတင်တင်.

Un-im-ag'g'in-a-tive, *a.* not fanciful or visionary, sober, ထာစတညီနူဂိတလးနူဂိတင်,တညီ နူဂိဆီကမိန်တင်တင်တင်.

Un-im-ag'g'ined, *a.* not thought of, unconceived, ထာပှတတလးနူဂိတဆီကမိန်နူဂိတင်.

Ūn'im-paired', *a.* uninjured, တဆံးလီၤစွာလီၤတင်, တဟါမူဟါမင်တင်,တဟးဂူဂါဟးဂါနိတစဲးတင်.

Ūn'im-pas'sioned (-pash'und), *a.* tranquil, calm in mind, သးတဝဲတင်,သွန်တဆူဂိသးတဆူဂိထာ တင်မင်ဆံးဒ်နူဂိထာပှတင်.

Ūn'im-pēach'a-ble, *a.* not to be impeached, unblamable, irreproachable, ထာစပတ်တင် အမန်ထာစလီၤတသ့တင်.

Ūn'im-pēached', *a.* not accused, unblamed, တတင်တင်ပတ်တင်ကမန်ထာစလီၤတင်.

Ūn'im-pēd'ed, *a.* not hindered, unobstructed, တအိန်ဒီးတင်တြိမာတင်တင်နိတစဲးတင်.

Ūn'im-pōr'tant, *a.* of little consequence, trifling, တအိန်ဒီးတင်ထာပှတင်ထာပှတင်.

Ūn'im-por'tuned', *a.* not entreated, unsolicited, တဒီးတင်တင်ပှတင်ညးဝဲတင်.

Ūn'im-press'ive, *a.* ထာစတထိန်တူးထိန်ဝဲပသးတင်.

Ūn'im-prov'a-ble, *a.* incapable of improvement, ဒိန်ထိန်ဆါထိန်,ဝဲထိန်တင်ထိန်တသ့တင်.

Ūn'im-proved', *a.* not made better or wiser,

တဝဲထိန် တင်, တသ့ထိန် တင်; not used to advantage, ဒ်သီးကဲလဲထိန်တင်ထာပှဒ်တသ့ဝဲတင်.

Ūn'in-cum'bered, *a.* not burdened, unembarrassed, ထာစတတင်ထီးတင်စစာတင်,ထာတင်တြိ ထီးတထိန်တင်.

Ūn'in-flām'ma-ble, *a.* incombustible, ထာပှန်ဆူ အိန်တနူဂိတင်.

Ūn'in-formed', *a.* unapprized, uninstructed, တဒီးတင်တင်ဒူးသွန်ညါနူဂိထာပှတင်.

Ūn'in-hāb-it-a-ble, *a.* unfit for a habitation, ထာ ပှတင်ဝဲဆိဝဲထာပှတင်တသ့တင်.

Un-in'jured, *a.* unhurt, unharmed, တတင်တင်ထး ဂါနိတစဲးတင်.

Ūn'in-spired', *a.* not encouraged or animated, တဒီးနူဂိတင်မာရထိန်ဆေးတင်; not belonging to the Scriptures, ထန်ဃးဒီးထိန်ထာစတဝှ ထိန်စိဆူတင်.

Ūn'in-strūct'ed, *a.* untaught, တဆန်တင်ထိန်လိန်နဲ ဝဲထိန်တင်.

Ūn'in-strūct'ive, *a.* not tending to increase knowledge, ဒူးဆါထိန်ပတ်သွန်ညါတသ့တင်.

Ūn'in-tel'li-gent, *a.* not endowed with intellect, တအိန်ဒီးတင်ကူဂိတင်ထးတင်; not knowing, unlearned, တသွန်ညါနူဂိပတ်တင်တင်.

Ūn'in-tel'li-gi-ble, *a.* incomprehensible, ထာပန်ဂိ ပတ်တသ့.

Ūn'in-tend'ed, Ūn'in-ten'tion-al, *a.* not designed, ထာစတတင်တင်ကင် ကိန်အိၤ တင်, ထန် ဃးဒီးတင်ထာပတ်ပတ်လီၤပသးထာပတ်မင်ဒ်ဒ်ဒ်နူ ဝဲတင်.

Ūn'in'ter-est-ed, *a.* not concerned in, တတင်ဃး တင်; not taking an interest in, သးတအိန် ဒီးအိၤတင်.

Un-in'ter-est-ing, *a.* not exciting, ထာစတထိန်တူး ထိန်ဝဲပသးတင်; not pleasing, တထန်ဒိထန်ထံး ပသးတင်.

Un-in'ter-rūpt'ed, *a.* not broken in continuance, တတင်တင်ဆီတင်အိၤတင်; not stopped in progress, တတင်တင်တြိမာတင်တင်ထာပှတင်.

Ūn'in-vit'ed, *a.* unbidden, uncalled, တဒီးတင် တင်ကွဲနူဂိအိၤတင်.

Ūn'in-vit'ing, *a.* not tempting or alluring, ထာ စတထီၤသးကွဲပှတင်,ထာစတထီၤနူဂိပှတင်.

dg, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; s as z; x as gz; n as in linger.

Un-neigh'bor-ly (-nā'bur-ly), *a.* not kind and friendly, ထားထောင်အထိတကြားဆင်းမုတ်ဆိုင်ဘူးအိမ်တံလိမ်အသားမဝဲတည်.

Un-nērve', *v. t.* to weaken, enfeeble, မစော်လီလေးဝံ့အထိ.

Un-nōt'ed, *a.* unrecorded, တဆင့်တင်ကွဲနိင်အိးအထိ; unobserved, တဆင့်တင်ကွဲနိင်အိးအထိ; not especially honored, တဆင့်တင်ကွဲနိင်အိးအထိ.

Un-nō'ticed, *a.* unobserved, တဆင့်တင်ကွဲနိင်ကွဲနိင်အိးအထိ; not honored, တဆင့်တင်ကွဲနိင်အိးအထိ.

Un-nūm'bered, *a.* not counted, တဆင့်တင်ကွဲနိင်အိးအထိ.

Ūn'ob-jēc'tion-a-ble, *a.* faultless, ထားထောင်အထိမရှိအထိ; not liable to be opposed, ထားထောင်အထိမရှိအထိ.

Ūn'ob-sērv'ant, **Ūn-ob-sērv'ing**, *a.* not observing, inattentive, တညီညွတ်ကွဲနိင်အထိ; careless, တညီညွတ်ကွဲနိင်အထိ.

Ūn'ob-strūct'ed, *a.* unhindered, unimpeded, တဆင့်တင်ကွဲနိင်အထိ.

Ūn'ob-trū'sive, *a.* not forward, modest, မှတ်တင်အထိမရှိအထိ; not forward, modest, မှတ်တင်အထိမရှိအထိ.

Un-ōc'cu-piēd, *a.* empty, as a building, unused, လီလီ, လီလီ, တဆင့်တင်ကွဲနိင်အထိ; at leisure, ချွေး.

Ūn'of-fēnd'ing, *a.* not displeasing, inobtrusive, တဆင့်တင်ကွဲနိင်အထိ; harmless, innocent, တဆင့်တင်ကွဲနိင်အထိ.

Ūn'of-fi'cial (-fi'chal), *a.* not pertaining to office, တဆင့်တင်ကွဲနိင်အထိ; not pertaining to office, တဆင့်တင်ကွဲနိင်အထိ.

Ūn'op-pōsed', *a.* unresisted, not objected to, တဆင့်တင်ကွဲနိင်အထိ.

Un-ōr'gan-ized, *a.* without parts or organs necessary to the functions of life, တဆင့်တင်ကွဲနိင်အထိ; not fully arranged for the accomplishment of its purpose, ထားထောင်အထိမရှိအထိ.

Ūn'o-rig'in-ā-ted, *a.* without beginning, un-

created, တဆင့်တင်ကွဲနိင်အထိ.

Un-ōr'tho-dōx, *a.* heterodox, ထားထောင်အထိမရှိအထိ.

Un-ōs'ten-tū'tious (-tā'shus), *a.* not pretentious, modest, ထားထောင်အထိမရှိအထိ.

Un-ōs'ten-tū'tiously, *adv.* with propriety, modestly, ကစု.

Un-ōwned', *a.* having no owner, တဆင့်တင်ကွဲနိင်အထိ; not acknowledged, တဆင့်တင်ကွဲနိင်အထိ.

Un-pāck', *v. t.* to open and separate a bale or package, ထားထောင်အထိမရှိအထိ; to unpack a trunk, ထားထောင်အထိမရှိအထိ.

Un-pāid', *a.* not paid, as a debt, ထားထောင်အထိမရှိအထိ; not having received pay, ထားထောင်အထိမရှိအထိ.

Un-pāl'a-tā-ble, *a.* unpleasant to the taste, unsavory, တဆင့်တင်ကွဲနိင်အထိ.

Un-pār'al-leled, *a.* unequalled, ထားထောင်အထိမရှိအထိ.

Un-pār'don-a-ble, *a.* not to be forgiven, ထားထောင်အထိမရှိအထိ.

Un-pār'doned, *a.* unforgiven, ထားထောင်အထိမရှိအထိ.

Un-pār'li-a-mēnt'a-ry, *a.* တဆင့်တင်ကွဲနိင်အထိ parliament အထိ. See PARLIAMENT.

Un-pār't'ed, *a.* not separated, undivided, တဆင့်တင်ကွဲနိင်အထိ.

Un-pāwned', *a.* တဆင့်တင်ကွဲနိင်အထိ.

Un-pēo'ple (-pē'pl), *v. t.* to depopulate, ထားထောင်အထိမရှိအထိ.

Ūn'-per-cēived', *a.* ထားထောင်အထိမရှိအထိ.

Ūn'-per-fōrmed', *a.* not completed, unexecuted တဆင့်တင်ကွဲနိင်အထိ.

Un-per'jured, *a.* free from perjury, ထားထောင်အထိမရှိအထိ.

Ūn-per-plēxed', *a.* not intricate, unentangled, ထားထောင်အထိမရှိအထိ.

do, wolf; fūrl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as g; n as in linger.

- unembarrassed, ထာဝရတရားတော်တော်တော်တော်
အသေးတော်,ထာဝရတော်တော်တော်တော်
- Un'per-suad-able, *a.* ထာဝရတော်တော်တော်တော်
နာကျင်
- Un'phil-o-soph'ic-al, *a.* ထာဝရတော်တော်တော်တော်
philosophy. See PHILOSOPHY.
- Un-pin', *v. t.* to remove the pins of, ထူးထူးထူးထူး
ထူးထူးထူးထူး
- Un-pit'ied, *a.* not compassionate, တရားတော်တော်
သားကတော်တော်
- Un-pit'i-ful, *a.* unmerciful, cruel, တရားတော်တော်
ကတော်တော်,တရားတော်တော်တော်
- Un-pit'y-ing, *a.* without compassion, unfeel-
ing, တသားကတော်တော်
- Un-plau'si-ble, *a.* not deserving praise, ပရီးထီး
ပထွားထွားထွားထွား; apparently un-
true, တရားတော်တော်တော်
- Un-pléas'ant, *a.* disagreeable, displeasing, တ
ရင်တပေးတော်,တတော်တော်တော်
- Un-pléas'ant-ness, *n.* See UNPLEASANT.
- Un-pléas'ing, *a.* not pleasing, displeasing, ထာ
ဝရတော်တော်,ထာဝရတော်တော်
- Un-pli'ant, *a.* unyielding, stiff, unbending, တ
စာထဲစာထဲထဲထဲ; not easily persuaded,
firm, ထာဝရတော်တော်တော်
- Un'po-ét'i-cal, *a.* not pertaining to poetry,
တရားတော်တော်တော်; not a poet, မထီ
တသ့တော်
- Un-point'ed, *a.* having no point, တရားတော်,တရား
ရတော်တော်; not punctuated, တရားတော်တော်
တရားတော်
- Un-pól'ished, *a.* not smooth and glossy, တရား
ထာဝရတော်တော်,ထာဝရတော်တော်; not refined,
uncultured, ထာဝရတော်တော်တော်
- Un-po-lite', *a.* rude, impolite, *Obs.* See IMPO-
LITE.
- Un'pol-lüt'ed, *a.* unsullied, undefiled, တတော်
မထာဝရတော်,တတော်
- Un-pöp'ü-lar, *a.* not having public favor, တ
ထာဝရတော်တော်
- Un-pört'a-ble, *a.* not easily carried, not remov-
able, ထာဝရတော်တော်တော်

- Un-pür'tioned, *a.* without inheritance, တရား
တော်တော်တော်တော်
- Un'pos-séssed', *a.* not owning, ထာဝရတော်တော်
ထာဝရ; not owned, တတော်တော်တော်
- Un-präc'tic'ed, *a.* unaccustomed, တမ
ထာဝရတော်
- Un-préç'e-dent-ed, *a.* without example, novel,
ထာဝရတော်တော်
- Un'pre-çise', *a.* not exact, inaccurate, တထီ
တော်တော်
- Un-préj'ü-diçed, *a.* without bias, impartial,
ထာဝရတော်တော်,ထာဝရတော်တော်
- Un'pre-méd'i-tä-ted, *a.* undesigned, ထာဝရ
တော်တော်
- Un'pre-pâred', *a.* not ready, unqualified, တ
ထာဝရတော်
- Un'pre-tënd'ing, *a.* modest, without preten-
sion, တတော်တော်,တတော်တော်
- Un-prinç'e'ly, *a.* not like a prince, တထီ
တော်တော်; unworthy of a prince,
တထာဝရတော်ထာဝရ
- Un-prin'çi-pled, *a.* not having settled princi-
ples, တရားတော်တော်,ထာဝရတော်
ထာဝရ; having no good moral principles,
ထာဝရတော်,ထာဝရတော်,ထာဝရတော်
ထာဝရ; not virtuous, profligate, တထီ
ထာဝရထာဝရ,ထာဝရတော်,ထာဝရ
ထာဝရ
- Un-print'ed, *a.* တတော်တော်
- Un-priv'i-legged, *a.* not especially favored, တ
ထာဝရတော်
- Un-prized', *a.* တတော်တော်
- Un'pro-cläimed', *a.* not published abroad, တ
ထာဝရတော်
- Un'pro-düç'tive, *a.* unfruitful, ထာဝရ
ထာဝရ,ထာဝရတော်; unprofitable,
ထာဝရတော်
- Un'pro-düç'tive-ness, *n.* See UNPRODUCTIVE.
- Un'pro-fäned', *a.* not desecrated, ထာဝရ
ထာဝရ,ထာဝရတော်

ä,ë,ì,ò,ü,ÿ, long; ä,ë,ï,ö,ÿ, short; cäre, fär, läst, fall, what; thêre, veil, têrm; pîque; dône, fôr,

- ပွဲကုဒ်အိတ်; not freed from bondage, unransomed, တမ်းတင်တံ မပုဒ်မပွဲကုဒ်အိတ်, တမ်းနုတ်တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-dressed', *a.* not set right, တံနုတ်တံတုဒ်ကုဒ်အိတ်; not paid for injury, တမ်းနုတ်တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-fórmed', *a.* not made better, တံတုဒ်ကုဒ်အိတ်.
- Un're-fréshed', *a.* not reinvigorated, unrested, အင်္ဂါအထိတံတုဒ်ကုဒ်အိတ်; unenlived, တမ်းတင်တံ မပုဒ်မပွဲကုဒ်အိတ်အိတ်.
- Un're-frésh'ing, *a.* not invigorating or enlivening, ထာအတံမပွဲကုဒ်အိတ်အိတ်, ထာအတံ မပုဒ်မပွဲကုဒ်အိတ်အိတ်.
- Un're-gárd'ed, *a.* not observed, တံတုဒ်ကုဒ်အိတ်အိတ်, တံတုဒ်ကုဒ်အိတ်အိတ်, not esteemed, ထာပုဒ်ကုဒ်အိတ်အိတ်, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-gén'er-a-gy, *n.* the state of being unregenerate. See UNREGENERATE.
- Un're-gén'er-ate, *a.* not reproduced, တံတုဒ်ကုဒ်အိတ်အိတ်, *Theol.* တံတုဒ်ကုဒ်အိတ်အိတ်.
- Un-régg'is-tered, *a.* unrecorded, ထာအတံမပွဲကုဒ်အိတ်အိတ်.
- Un're-lént'ing, *a.* inflexible, unpitying, သးတံတုဒ်ကုဒ်အိတ်အိတ်, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-liéved', *a.* unmitigated, not eased, တံတုဒ်ကုဒ်အိတ်အိတ်, တံတုဒ်ကုဒ်အိတ်အိတ်; not released from service, တမ်းတင်တံ မပုဒ်မပွဲကုဒ်အိတ်အိတ်.
- Un're-mé'di-a-ble, *a.* irreparable, ထာပုဒ်ကုဒ်အိတ်အိတ်; incurable, တံတုဒ်ကုဒ်အိတ်အိတ်.
- Un-rém'e-died, *a.* unrepaired, တမ်းတင်တံ မပုဒ်မပွဲကုဒ်အိတ်အိတ်; not cured, တမ်းတင်တံ မပုဒ်မပွဲကုဒ်အိတ်အိတ်.
- Un're-mém'bered, *a.* forgotten, not called to mind, တံတုဒ်ကုဒ်အိတ်အိတ်, ထာပုဒ်ကုဒ်အိတ်အိတ်.
- Un're-mít'ted, *a.* not slackened, unabated, တံတုဒ်ကုဒ်အိတ်အိတ်; unforgiven, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-mít'ting, *a.* not relaxing, incessant, continued, တံတုဒ်ကုဒ်အိတ်အိတ်.

- Un're-mov'a-ble, *a.* not portable, unchangeable, ထာပုဒ်ကုဒ်အိတ်အိတ်.
- Un're-newed', *a.* not made anew, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-páid', *a.* not refunded, တံတုဒ်ကုဒ်အိတ်အိတ်; not recompensed unrequited, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-pēaled', *a.* not abrogated, unrevoked, as a law or statue, တံတုဒ်ကုဒ်အိတ်အိတ်, ထာပုဒ်ကုဒ်အိတ်အိတ်.
- Un're-pēnt'ant, *a.* impenitent, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-pīn'ing, *a.* uncomplaining, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-plēn'ished, *a.* not refilled, တံတုဒ်ကုဒ်အိတ်အိတ်; not fully restored, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-priēved', *a.* not respited. တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-prōach'a-ble, *a.* See IRREPROACHABLE.
- Un're-prōached', *a.* unblamed, တံတုဒ်ကုဒ်အိတ်အိတ်; unreviled, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-prov'a-ble, *a.* unblamable, တံတုဒ်ကုဒ်အိတ်အိတ်, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-proved', *a.* uncensured, unblamed, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-pūg'nant, *a.* not oposed to, not hostile, တံတုဒ်ကုဒ်အိတ်အိတ်; inoffensive, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-quēst'ed, *a.* unasked, unsolicited, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-quit'ted, *a.* unpaid, unrewarded, ထာပုဒ်ကုဒ်အိတ်အိတ်.
- Un-rēs'cūed, *a.* not liberated, unrestored, တံတုဒ်ကုဒ်အိတ်အိတ်.
- Un're-gēnt'ing, *a.* not easily provoked at, unresentful, တံတုဒ်ကုဒ်အိတ်အိတ်; not angry or indignant, ထာပုဒ်ကုဒ်အိတ်အိတ်.
- Un're-gērv'e', Un're-gērv'ed-ness, *n.* frankness, openness. See UNRESERVED, 2nd def.

ä, é, i, ö, ü, y, long; ä, ê, î, ô, û, ŷ, short; càre, fàr, làst, fàll, wHàt; thère, veìl, tèrm; píque; dóne, fòr,

Un're-served', *a.* not retained when a part is granted, full, entire, တဟ်းန့ၣ်ထာၣ်ခိၣ်ခိၣ်ဝဲ ထၣ်, ထ့ၣ်ထာၣ်ပွဲၣ်ပွဲၣ်; concealing or withholding nothing, open, frank, တဟ် ခူ ထ့ၣ် တၢ်ထၣ်, ပၣ်ဖျါဝဲ.

Un're-signed', *a.* not submissive, တထၣ်လီၤထ သးထၣ်; not humble, တထီၣ်လီၤထသးထၣ်.

Un're-sist'ed', *a.* not opposed, တထၣ်တၢ်ကြိၣ်ဆၣ် ဖီၤထၣ်.

Un're-sist'ing', *a.* yeilding, not opposing or preventing, တကြိၣ်တၢ်ထၣ်, တထီၣ်တၢ်ထၣ်, တမိး ထ့ၣ်ဖီၤထၣ်.

Un're-solv'a-ble', *a.* that cannot be resolved, insoluble, inexplicable. See UNRESOLVED.

Un-resolved', *a.* not separated into component parts, not analyzed, တၢ်ထာၣ်ခိၣ်ကျဲၣ် ကျဲၣ်ဆၣ်ဝဲန့ၣ်တထၣ်တၢ်နီၤပးဝဲၣ်ပးကမိးဖီၤတမံၤဖိးတ မံၤထၣ်; not made clear, unexplained, un- solved, သဘိၣ်ဘုၣ်ထသး, ထခိၣ်ပညိၣ်တဖျါထၣ်; not settled in purpose, undecided, undeter- mined, တဟ်လီၤထသးကျၢၤကျၢၤထၣ်, ထသးတမံ ထၣ်.

Un-rés'pit-ed', *a.* not having any pause, with- out rest, တန့ၣ်အခွဲၣ်ထာၣ်ခိၣ်တၢ်ထၣ်; unre- prieved, တန့ၣ်အခွဲၣ်ထာၣ်ခိၣ်တပူၤကပွဲၣ်ဖိးတၢ်မၤသိ ဖီၤတမိၣ်တထီၣ်န့ၣ်ထၣ်.

Un're-stored', *a.* not given back, တထၣ်တၢ်ထ့ၣ် ကျဲၣ်ထၣ်; not replaced, တထၣ်တၢ်ပၣ်ကျဲၣ်ထဲအ ထီၣ်ထၣ်; unrepaired, တထၣ်တၢ်မၤထီၣ်ကျဲၣ်ထဲအ ထီၣ်ထၣ်.

Un're-strained', *a.* free, unembarassed, un- governed, တမိးထၣ်တၢ်ကြိၣ်အကျဲၣ်ထၣ်, အိၣ်သဘျ့, တၢ်တအိၣ်ပၢထၣ်ဖီၤထၣ်.

Un're-strict'ed', *a.* unrestrained, unlimited, un- curbed, တမိးထၣ်တၢ်မၤပနီၣ်ဆၣ်ထသးထၣ်, မၤဝဲ ခုၣ်ထသး.

Un're-véaled', *a.* not made known, undi- vulged, တထၣ်တၢ်ထဲဖျါထီၣ်ဝဲထၣ်.

Un're-vénged', *a.* unvindicated, unavenged, တၢ်မၤအာပူၤန့ၣ်တထၣ်တၢ်မၤထာၣ်ကျဲၣ်ထဲအ ထီၣ်ထၣ်.

Un're-véngé'ful', *a.* inclined to overlook inju- ries, forgiving, ထသးတအိၣ်ဝဲထာၣ်ခိၣ်မၤထာၣ် ကျဲၣ်ထဲအ ထီၣ်ထၣ်, တမိၣ်န့ၣ်ပၣ်သးထၣ်.

Un-rév'er-ent-ly', *adv.* irreverently, တရီၣ်တပါ, ထာၣ်တၢ်ထူးထီၣ်တအိၣ်.

Un're-voked', *a.* unrecalled, not annulled or abolished, တထၣ်တၢ်ကိးကျဲၣ်, တထၣ်တၢ်ထူးကျဲၣ်, တထၣ်တၢ်မၤကေၣ်ကျဲၣ်.

Un're-ward'ed', *a.* unpaid, unrecompensed, ထာၣ်ခိၣ်တန့ၣ်ထ့ၣ်န့ၣ်တၢ်ထၣ်, တန့ၣ်ထူးထူးထဲထၣ်.

Un-rid'dle', *v. t.* to solve a riddle, ဖးတၢ်ဖျါပွဲၣ်ပွဲၣ်ဖျါ; to explain, ပၣ်ဖျါထီၣ်, ထဲဖျါထီၣ်.

Un-rig', *v. t.* to strip of rigging, ထူးကျဲၣ်ထၣ်ထၣ်အ ပျဲၣ်ဖိးတၢ်ဖျါန့ၣ်တဖၣ်; to undress, ဘုၣ်လီၤကွဲၣ်ထဲ တၢ်ကူတၢ်ထီၣ်ဖိးထကထာၣ်ကထဲ.

Un-right'eous (un-ri'chus), *a.* unjust, evil, wicked, တတိတထီၣ်ထၣ်, တတိတကြိၣ်ထၣ်, ထအာ ထထီၣ်.

Un-right'eous-ness', *n.* injustice, wickedness, တၢ်တတိတထီၣ်ထၣ်, တၢ်အာတၢ်ထီၣ်.

Un-rip', *v. t.* to rip, လ့ၣ်လီၤတၢ်ထဲထီၣ်.

Un-ripe', *a.* not ripe, not brought to maturi- ty, as fruit or grain, green, တမံၣ်ထၣ်, တ ပျဲၣ်ဖိးထၣ်; not prepared for action, immat- ure, တကထဲၣ်ကတိၤထသးၣ်ထမၤတၢ်ကထုထထီၣ် ထီၣ်ထၣ်.

Un-ripe'ness', *n.* immaturity. See UNRIPE.

Un-ri'valled', *a.* peerless, unequalled, တၢ်ထာၣ်ခိၣ် ကထဲထီၣ်ဖိးဖီၤတအိၣ်ထၣ်.

Un-roll', *v. t.* to open a roll, ထထၣ်လီၤတၢ်ထု; to display, lay open, မၣ်ဖျါထီၣ်တၢ်ခူထ့ၣ်.

Un-roof', *v. t.* to strip off the roof; as, to unroof a house, ခူၣ်လီၤတၢ်ခိၣ်ခိၣ်.

Un-ruled', *a.* ungoverned, တအိၣ်ဖိးပုၤထာၣ်ခိၣ်ထထီၣ်ထၣ်; unruled as paper, ထာၣ်ထီၣ်ထထီၣ်ထၣ်.

Un-ru'li-ness', *n.* disregard of restraint, tur- bulence. See UNRULY.

Un-ru'ly', *a.* turbulent, ungovernable, refrac- tory, ထာၣ်ပထီၣ်ကျဲၣ်ထီၣ်ကျဲၣ်ထီၣ်, ထာၣ်ပထီၣ်ထီၣ်တန့ၣ်, ထာၣ်ပမၤထီၣ်ထီၣ်တန့ၣ်. See ထာၣ်ကိၣ်. ၃: ၈.

Un-sād'dle', *v. t.* to strip of a saddle, ပၣ်လီၤကျဲၣ် စီၤကၢ်, ထူးထီၣ်ကျဲၣ်စီၤကၢ်; to unhorse, မၤထီၣ်ထဲၣ် ထာၣ်ကထ့ၣ်လီၤ.

Un-sād'dled', *a.* without a saddle, တအိၣ်ဖိးထစီၤ

dg, wolf; furl, rude, push; e. s. o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ş as z; x as gz; n as in linger.

Un-sēt'tled, *a.* to move, loosen, unfix, **ဆင်ခြင်** တပ်ခမ်းတပ်, တက်တကျွမ်းတပ်.
 Un-sēvered', *a.* unseparated, undivided, **တ** တပ်တန်နီးဝဲဝဲခမ်းတပ်.
 Un-sēx', *v. t.* မၤဆဲးသုတလီဝဲလီတပ်ခိး မိၤ ခုၣ် အလှို အထၢ်ခွၢ်ဂ့ၤ, မိၤခွါအလှိုအထၢ်ခွၢ်ဂ့ၤ, တပ်.
 Un-shād'ed, Un-shad-ūwed, *a.* without shade, **တၢ်ကဒုတအိၣ်** တပ်.
 Un-shā'k'en, *a.* firm, unmoved, **တတူးတဝး** တပ်.
 Un-shāmed', *a.* not put to shame, not dishonored, **တမံၣ်ဆွဲး** တပ်, တတပ်တၢ်မၤဆွဲးတမံၣ် တပ်.
 Un-shāp'en, *a.* deformed, ugly, misshapen, **အကွၢ်အဂီၢ်တလီၤထီၣ်** တပ်.
 Un-shāred', *a.* unportioned, **တတပ်တၢ်ထွၣ်နီးဝဲခမ်း** တပ်.
 Un-shēath', Un-shēathe', *v. t.* to draw from the sheath, **ထူးထီၣ်ကွၢ်ဝဲထူးထီၣ်** ပူၤ.
 Un-shēd', *a.* unspilled, unpoured, **တမိးထၣ်တၢ်** လီၤဂၢ်အီၤတပ်, **တမိးထၣ်တၢ်လူၤလီၤဂၢ်လီၤအီၤ** တပ်; not fallen off, as feathers, hair, leaves &c. **တတပ်တၢ်လီၤထဲး, တလီၤဆူၤလီၤပထွၢ်** တပ်.
 Un-shēl'tered, *a.* roofless, without a home, **အ** တံၣ်တအိၣ်, **အခူးမိၣ်တအိၣ်** တပ်, **အတၢ်ကဒုတအိၣ်** တပ်; uncared for, unprotected, **တၢ်တအိၣ်** ဖိးကွၢ်ကွၢ်အီၤတပ်, **တအိၣ်ခိးတၢ်အိၣ်ပွါအိၣ်** တပ်.
 Un-shield'ed, *a.* uncovered, undefended, **တ** အိၣ်ခိးတၢ်တဖိးတပ်.
 Un-ship', *v. t.* to take out of a ship; as, to unship goods, **ထူးထီၣ်ကွၢ်တၢ်ဖိတၢ်ထံထူးထီၣ်** ပူၤ; to remove from its place in, or about a ship, **သုးထီၣ်**.
 Ūn-shōd', *a.* shoeless, **တအိၣ်ခိးမိၣ်ခိးမိၣ်** ထီၣ်တပ်.
 Un-shōrn', *a.* unclipped, **တတပ်တၢ်တံၣ်ကွၢ်**; as, unshorn locks, **အဆူၣ်တတပ်တၢ်တံၣ်ကွၢ်** တပ်.
 Un-shrink'ing, *a.* as cloth, **တထံးထီၣ်** အသးတပ်; not recoiling or drawing back, as from danger, **တက့ၢ်ကမိက့ၢ်ထူးထီၣ်** တပ်, **ရဲဝဲ**.
 Un-shūt', *a.* not closed, **တအိၣ်ကးတံၣ်** တပ်; open, as a lid or door, **တတပ်တၢ်ပံးတံၣ်** တပ်.
 Un-sift'ed, *a.* not separated by a sieve, **တတပ်** တၢ်ဂ့ၤအီၤတပ်; not tried or analyzed, **တတပ်** တၢ်မၤကွၢ်အီၤလီၤတၢ်ခိးတပ်.

Un-sight/li-ness (-sit'-), *n.* ugliness, uncomeliness. See UNSIGHTLY.
 Un-sight'ly (-sit'ly), *a.* disagreeable to the sight, ugly, **အကွၢ်အဂီၢ်အဝါ, တမံၣ်တထူး** တပ်.
 Un-sing'ed', *a.* not even slightly burned, unscorched, **တတပ်တၢ်ဆိအီၤထူးထီၣ်** တပ်, **တတပ်** တၢ်ပျဲးအီၤထူးထီၣ်အူၣ်တမံၣ်တပ်.
 Un-signed', *a.* without signature, unsubscribed, **တအိၣ်ခိးတၢ်ဆဲးလီၤ** အမံၣ်တပ်; unmarked, **အ** တၢ်ပနီၣ်တအိၣ်တပ်.
 Un-sin'ning, *a.* not transgressing, harmless, **တမၤခဲးထူးတၢ်** တပ်, **တမၤကမၣ်တၢ်** တပ်.
 Un-sis-ter-ly, *a.* unlike a sister, **တမိးထီၣ်ခိးမိၣ်** ပုၤဝဲၣ် ခုၣ်အလှိုအထၢ်အသးတပ်.
 Un-skil'ful, Un-skill'ful, *a.* awkward, inexpert, **တသ့ခိးသ့မၤ** တပ်, **တသ့စုသ့** မိၣ်တပ်.
 Un-skill'ful-ness, *n.* inexpertness, awkwardness. See UNSKILFUL.
 Un-slain', *a.* unkilld, **ပူၤဖျဲးခိးတၢ်မၤသံအီၤ**.
 Un-slāk'ed', *a.* —as thirst, **တဘျီက့ၢ်ထူးထီၣ်** အသးထူးထီၣ်တပ်; —as lime, **ထူးထီၣ်** တတပ် တပ်.
 Un-sō'cia-ble (-sō'sha-bl), *a.* not disposed to associate, solitary, **သးတအိၣ်ထူးထီၣ်** အကူၤလီၤ အသးတပ်; not disposed to familiar conversation, reserved, uncompanionable, **တကတီၤကမံးကမိးစ့ၣ်တၢ်ခိးပူၤ** တပ်, **တပၢ်ကဲပူၤ** မိၣ်အသးတပ်.
 Un-sō'cia-ble-ness, *n.* See UNSOCIABLE.
 Un-sō'cial (-sō'shal), *a.* not pertaining to society, **တတပ်သးခိးပူၤဂီၢ်** တပ်; unsociable. See UNSOCIABLE.
 Un-soiled', *a.* undirtied, clean, **တတပ်အထူးထီၣ်**, မိၣ်.
 Un-sol'ac'ed, *a.* uncomforted, **တမိးထၣ်တၢ်မၤ** ခုၣ် မၤရဲထီၣ်ကွၢ်အသးတပ်.
 Un-sōld', *a.* not sold or disposed of, **မၤ** အတတပ် တၢ်ဆိကွၢ်အီၤတပ်.
 Un-sōl'dier-like (-sōl'jer-), Un-sōl'dier-ly, *a.* unlike a soldier, **တကြူးခိးပူၤသုး** မိၣ်တပ်, **တခိး** သုး မိၣ်အလှိုအထၢ်တပ်.
 Un-so-liç'it-ed, *a.* unsought, unasked, **တမိးထၣ်** တၢ်မ့ၣ်ကညးအီၤတပ်.
 Un-so-liç'it-ous, *a.* not very desirous, **တအဲၣ်ခိး**

dg, wolf; fūrl, rude, push; e.í.o. silent; ç as s; çh as sh; ĝ as j; ġ as in ġet; ſ as z; x as gz; n as in linger.

- တော်အားဆင်းစပ်; not anxious, တထပ်ထပ်
ထပ်.
- Un-sol'id, *a.* not firm, တခိုင်ခံာ်ခိုင်ကျာ်ထပ်; not
hard, incompact, တကီတနီထပ်.
- Un-solv'a-ble, *a.* insoluble, inexplicable, ထာ
ပထေဗျာထီဉ်တသ့ထပ်; incapable of being
paid, insolvable, ထာပထေဗျာထီဉ်ထပ်.
- Un-solved', *a.* unexplained, ထာခဗိပဉ္စိတဖျာထီဉ်
ဂုဂုထပ်; unanswered; as, an unsolved
problem, တဉ်စားဒီးတဉ်ခွေးထာပထေဗျာထီဉ်ထပ်.
- Un-so-phist'i-cä'-ted, *a.* unadulterated, unper-
verted, ကဆိပ်, တဆါဆုဉ်အသးထာတဉ်ထွေးထပ်;
artless, တခိုင်ခံာ်တဉ်လီတဉ်ထွေးထပ်.
- Un-sort'ed, *a.* unclassified, ထာခဗိပဉ္စိတဖျာထီဉ်
အိမ်အကထုဉ်အိမ်ဝဲအသးထပ်.
- Un-sound', *a.* diseased, unhealthy, infirm,
အိမ်ဒီးတဉ်ဆါ; having some flaw or defect,
defective, အိမ်ဒီးအမူထီဉ်မူတုး; not tight,
တပံးထပ်, တဆာထပ်; not strong, တကျာ်ထပ်;
erroneous, sophistical, တပုဗျာထီဉ်ထွေးထပ်
မဉ်နဉ်မဉ်ထပ်; not profound, not fast; as,
unsound sleep, မိတဂုထပ်, မိတဆုဉ်ထပ်; broken
or weakened in mind or body, တဆုဉ်တ
ဆုထပ်, အဝံးခါထီဉ်ထပ်.
- Un-sound'ness, *n.* defectiveness. See UNSOUND.
- Un-soured', *a.* not made acid, တဆိပ်ထပ်; not
made cross, တထပ်ထွေးမိဉ်ထွေးထပ်.
- Un-spär'ing, *a.* profuse, extravagant, သူထာဉ်
တဉ်ဆါ; liberal, generous, ဟုဉ်တဉ်ထာထာပွဲ
ပွဲ; not forbearing from pity, severe, တ
ဆိတုဉ်ထာထာသးကဉ္စိထီဉ်ထပ်.
- Un-spēak'a-ble, *a.* inexpressible, unutterable,
ထာပံးထာဉ်ထီဉ်ထပ်.
- Un-spēç'i-fied, *a.* unmentioned, not particular-
ized, တထပ်တဉ်ထီဉ်ထီဉ်အမံးထပ်ထီဉ်ထပ်.
- Un-spēt', *a.* not expended, တမာထာဉ်ကွံဉ်ထီဉ်ထပ်;
not exhausted, as strength, ထာအဝံးထီဉ်
တခါထီဉ်ထပ်, အဝံးထီဉ်ထပ်ထာထာထပ်.
- Un-spilt', *a.* unshed, as blood, တထပ်တဉ်ထွေးထီဉ်
ထပ်.
- Un-spoiled', *a.* not ruined, တတးဂီထပ်; not
plundered, တဒီးထပ်တဉ်ဂုဉ်ဆုဉ်ဖျာဆုဉ်နီထီဉ်ထပ်.

- Un-spök'en, *a.* unuttered, untold, တထပ်တဉ်ထီဉ်
ထီဉ်ထီဉ်ထီဉ်ထပ်, တထပ်တဉ်ထီဉ်ထီဉ်ထပ်.
- Un-spöt'ted, *a.* free from spots, တခိုင်ခံာ်ထပ်; not
soiled, unstained, တထပ်ထာထပ်ထီဉ်ထပ်, တထပ်
ထပ်ထပ်ထွေးထပ်. See ထာ. ဝ: ၂၇; free from
moral stain, unblemished, spotless, ထာ
ကမဉ်တထီဉ်ထပ်; as, spotless reputation,
အထာကဗိပဉ္စိတဖျာထီဉ်ထီဉ်ထီဉ်ထပ်, ထ
တကဲပထေဗျာ.
- Un-stä'ble, *a.* not firm, တဂါတကျာ်, တထာဉ်ထီဉ်
ထီဉ်; unsteady, inconstant, သးကဲကဲထီဉ်ထပ်.
See INCONSTANT.
- Un-stained', *a.* not dyed, uncolored, ထဒီးထီဉ်ထီဉ်
ထီဉ်ထီဉ်ထီဉ်ထပ်, ထလွဲတထီဉ်ထီဉ်ထီဉ်ထပ်; not tarnished, un-
blemished; as, an unstained character,
ထတကဲပထေဗျာထီဉ်ထီဉ်ထီဉ်ထပ်, ထတကဲပ
ထေဗျာ.
- Un-stamped', *a.* without a stamp, တခိုင်ခံာ်
ဂီထီဉ်ထပ်.
- Un-stēad'i-ness, *n.* unsteadiness, inconstancy,
See UNSTEADY.
- Un-stēad'y, *a.* not firm, unstable, တထာဉ်ထီဉ်ထီဉ်
ထီဉ်ထီဉ်ထီဉ်ထပ်, တထာဉ်ထီဉ်ထီဉ်ထီဉ်ထပ်; not constant in
mind, သးကဲကဲထီဉ်ထပ်, သးတဂါတကျာ်, တထီဉ်ထီဉ်
ထီဉ်ထီဉ်ထီဉ်ထပ်;—as, an unsteady person,
ပုထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်.
- Un-stint'ed, *a.* unrestrained, liberal, profuse,
တပံးထပ်, တလီကီတဉ်ထပ်.
- Un-stöp', *v. t.* to uncork, as a bottle, ထုထီဉ်
ကွံဉ်ထီဉ်ထီဉ်ထီဉ်ထပ် or မိဉ်ထီဉ်ထီဉ်ထီဉ်ထပ်; to open any passage,
ထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်.
- Un-stōred', *a.* undeposited, unhoused, တထပ်
တဉ်ပဉ်ထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်.
- Un-strāined', *a.* not filtered, တထပ်တဉ်ထီဉ်ထီဉ်ထီဉ်ထပ်,
တထပ်တဉ်ထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်; unforced, easy, တဉ်စား
ဒီးတဉ်ထွေးထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်, ထာအ
ကဲထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်.
- Un-strāit'ened, *a.* not made tense, ထာအတပံး
ထပ်; not confined within narrow limits,
ထာအတကတီဉ်ထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်, တဒီးထပ်တဉ်
တနဲးထပ်, ထာတဉ်ထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်.
- Un-string', *v. t.* to deprive of strings, ထီဉ်ထီဉ်
ထီဉ်ထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်, ထုထီဉ်ထီဉ်ထီဉ်ထီဉ်ထပ်; to take from a

ä, ê, î, ö, ü, ÿ, long; ä, ë, ï, õ, ü, ÿ, short; cäre, fär, läst, fäll, what; thère, veil, tèrm; pique; döne, fòr,

string, as beads, ထူးကွဲ၍ ထားလျှင်လည်း; to relax tension, loosen, မကတူ၍လည်း; as, to unstring a bow, မကတူ၍လျှင်လည်း။

Un-stud'ied, *a.* unpremeditated, ထောက်မိကမိ၍ ဖတ်စားတတ်သည်, ထောက်မိလျှင်လည်း; not closely read or examined, ထောက်မိလျှင် တတ်လျှင်လည်း, ထောက်မိလျှင်လည်း။

Un'sub-due'd, *a.* not subjugated, unconquered, တတော်တော်မရဘဲလည်း။

Un'sub-mis'sive, *a.* rebellious, disobedient, နာကျင်, တမိကနာကျင်တတ်သည်, တမိကနာကျင်တတ်သည်။

Un'sub-stān'tial, *a.* not real, တမူတော်တော်မရှိဘဲ, ထိုတမူတော်တော်မရှိဘဲလည်း, တမူတော်တော်မရှိဘဲလည်း; not having real substance, ကလွန်လည်း။

Un'suc-cess'ful, *a.* unfortunate, resulting in failure, တစ်ဆင့်တော်တော်မရဘဲ, တစ်ဆင့်တော်တော်မရဘဲ, တစ်ဆင့်တော်တော်မရဘဲ။

Un-suit'a-ble, *a.* not adapted, unfit, improper, တတော်တော်မရဘဲ, တတော်တော်မရဘဲ, တတော်တော်မရဘဲ။

Un-suit'a-ble-ness, *n.* impropriety, incongruity, unfitness. See UNSUITABLE.

Un-sul'lied, *a.* clean, pure, unsoiled, စိမ့်, တတော်တော်မရဘဲ; not tarnished, အကလွန်တတော်တော်မရဘဲ; not disgraced; as, an unsullied reputation, အထောက်အထားတတော်တော်မရဘဲ။

Un-sung', *a.* အမိုးတတော်တော်မရဘဲ, ထိုတတော်တော်မရဘဲ။

Un'sup-por'ted, *a.* unaided, unsustained, တံတော်တော်မရဘဲ; unaided, unsustained, တံတော်တော်မရဘဲ; unaided, unsustained, တံတော်တော်မရဘဲ။

Un'sur-passed', *a.* unexcelled, not exceeded, ပြုလုပ်နိုင်စွမ်းမရှိဘဲ, ထိုထိုတတော်တော်မရဘဲ။

Un'sus-cep'ti-ble, *a.* not capable of receiving impression, unimpressible, ထိုထိုတတော်တော်မရဘဲ; having feelings not easily excited, not sensitive, တတော်တော်မရဘဲ; မီးသီးထိုထိုတတော်တော်မရဘဲ။ See INSUSCEPTIBLE.

Un'sus-pect'ed, *a.* not distrusted, undistrusted, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un'sus-pect'ing, *a.* not jealous, unsuspecting, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un'sus-pi'cious, *a.* not disposed to think evil, confiding, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ; not calculated to excite suspicion, undoubted, unquestionable, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un'sus-tained', *a.* unsupported, unaided, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-swathe', *v. t.* to unbandage, ယှဉ်လျှင်လည်း ထိုထိုတတော်တော်မရဘဲ။

Un-swērv'ing, *a.* undeviating, unbending, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-swörn', *a.* untestified, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un'sym-mēt'ri-cal, *a.* disproportioned, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un'sys-tem-āt'ic, *a.* not methodical, unorganized, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-taint'ed, *a.* not infected, uncorrupted, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ; not affected with incipient putrefaction, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-tāk'en, *a.* as a person, unseized, uncaught, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ; as medicine unswallowed, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-tām'a-ble, *a.* that cannot be tamed or domesticated, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ; that cannot be subdued, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-tāmed', *a.* wild, undomesticated, မိမိ, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ; unsubdued in spirit, unconquered, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-tān'gle, *v. t.* to disentangle, ယှဉ်လျှင်လည်း ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

Un-tār'nished, *a.* (in various ways), unsoiled, clean, not dirtied, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ, တတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ; unsullied in character, ထိုထိုတတော်တော်မရဘဲထိုထိုတတော်တော်မရဘဲ။

do, wolf; fūrl, ruda, pūsh; e. s. o. silent; ḡ as s; ḡh as sh; ḡ as j; ḡ as in ḡet; ḡ as z; ḡ as gz; ṅ as in linger.

ထည်,သးတစာ်လီၤထည်; not spoken of, တကတီၤ
ထာ်ဒၢ် နီၤ တ ဖဲး ထည်; as, that subject was
untouched by us, ပတကတီၤထာ်ဒၢ် နီၤ တ
ဖဲး ထည်.

Un-tō'ward (-tō'ard), *a.* perverse, froward,
တမိကနည်ထည်, နာ်ကုန်; awkward, ungraceful,
အထုၣ်အထံတဖိတထာ်ထည်.

Un-tō'ward-ness, *n.* frowardness, perverseness,
awkwardness. See UNTOWARD.

Un-trāc'e'a-ble, *a.* that cannot be followed
closely, ထာ်ပမာ်မိၣ်ထွဲအခံတသ့ထည်; that cannot
be copied, ထာ်ပကွဲးမိးအီၤတသ့ထည်.

Un-trāced', *a.* unmarked, ထာ်တၢ်မၤပုၣ်တ အိၣ်;
unfollowed, ထာ်အထမိးထည်တၢ်မိၣ်ထွဲအခံထည်.

Un-trāct'a-ble, *a.* obstinate, indocile, unman-
ageable. See INTRACTABLE.

Un-trāined', *a.* untaught, undisciplined, တမိး
ထည်တၢ်ခိၣ်လိမၤလျှၢ်အီၤထည်, တမိးထည်တၢ်ဆွၢ်အီၤ
ထည်, ထာ်အတသ့တထည်ထည်.

Ūn'trans-fēr'a-ble, *a.* unchangeable, ဒုးထဲကွၢ်အီၤ
တသ့ထည်; that cannot be conveyed to an-
other's possession, ထာ်ပအးအီၤဆူပုၤဂၤအစု
ပူၤတသ့ထည်.

Ūn'trans-fērred', *a.* unchanged, unmoved, တ
မိးထည်တၢ်ထဲကွၢ်အသးထည်, တထည်တၢ်သ့အလီၢ်ထည်,
အိၣ်ဖဲးအလီၢ်လီၢ်.

Ūn'trans-lāt'ed, *a.* not interpreted in an-
other tongue, တထည်တၢ်ထုးထီၣ် ဆူ ကျိၣ် အဂၤ
ထည်; not removed, untransferred, ထ နီၤ
ထည်တၢ်သ့အလီၢ်ထည်.

Ūn'trans-pār'ent, *a.* opaque, ထာ်တၢ်ကရိၤ ဆဲးဖျိ
အီၤတသ့ထည်; not clearly seen, ထာ်အထဖျိဂုၤ
ဂုၤထည်.

Un-trāv'eled, *a.* untrōdden by passengers, ထာ်
ပုၤတထဲတၢ်ကုၤတၢ်ဒိၣ်ထာ်ကွဲးအသးထည်; not hav-
ing visited foreign countries, ထာ်အထထဲ
ထည်ဆူထံဂၤကီၢ်ဂၤထည်.

Un-tried', *a.* unattempted, unexperimented,
တမိးထည်တၢ်မၤကွၢ်အီၤထည်.

Un-trōd', Un-trōdden, *a.* not stepped upon,
ထာ်ပုၤတထီၣ်အီၤထည်; untraveled, ထာ်ပုၤတထဲ
တၢ်ကုၤတၢ်ထာ်အလီၤထည်.

Un-trōbled' (-trūb'ld), *a.* not worried or vex-

ed, ထာ်တၢ်မၤတံၣ်တံၣ်အီၤတအိၣ်ထည်; not afflict-
ed, ထာ်တၢ်မၤဖျိၣ်မၤဒုးအီၤတအိၣ်ထည်.

Un-trūe', *a.* not conformable to fact, false,
တဖျိၣ်တၢ်ပုၤတၢ်တီ ထည်; unfaithful, disloyal,
ထာ်အမၤထးဂီၤတၢ်အၢၣ်လီၤအီၤလီၤ.

Un-trūth', *n.* falsehood, deception, lying, တၢ်
လီၢ်တၢ်ဂုၤ, တၢ်ကထီၤကထွဲးကထွဲး.

Un-tūne', *v. t.* to destroy the harmony of, မၤ
ထးဂီၤအတၢ်ဆူထီၣ်မိးဒု, မၤထးဂီၤ အ တၢ်ဆူ ထီၣ် မိး
ထီၣ်; to disorder, confuse, မၤသဘိၣ်ဘျိၣ်တၢ်,
မၤထးဂီၤတၢ်ကျဲးအသး.

Un-tūrned', *a.* (in various ways,) တထည်တၢ်ဘိးက
ဒါအသးထည်, တထည်တၢ်ဘျိးကဒါအသးထည်, တက့ၤက
ဒါထည်.

Un-tū'tored, *a.* untaught, ungoverned, တထည်
တၢ်ခိၣ်လိမၤလိအီၤထည်.

Un-twine', Un-twist, *v. t.* to separate or dis-
entangle, as twisted threads, ဗျၢၣ်လီၤကွဲၣ်,
ထီၣ်ဗျၢၣ်လီၤကွဲၣ်.

Un-ūrged', *a.* un-compelled, unpressed by ar-
gument, တမိးထည်တၢ်သ ဆည် ထီၣ် အခံ သ ပုၤ ပုၤ
ထည်, ထာ်ပုၤတသဆည်ထီၣ်အခံထည်.

Un-ūsed', *a.* unemployed, ထာ်ပုၤတသ့အီၤထည်; un-
accustomed, တညီၣ်နီၣ်ထည်.

Un-ūse'ful, *a.* unserviceable, ထာ်အသ့တအိၣ်ထည်.

Un-ūsg'u-al, *a.* singular, uncommon, rare, လီၤ
ထီၣ်လီၤလီၤ.

Un-ūt'ter-a-ble, *a.* unspeakable, ဘၣ်ဘးမိးတၢ်ထာ်
ပထဲအဂုၢ်တထည်, ကတီၤအဂုၢ်တသ့, ထာ်ပဖဲးထည် ထဲ
ထည်တသ့ထည်. See ဓိ. ဝ: ၂၆.

Un-vāl'ūed, *a.* unprized, disesteemed, တပၣ်ကဲ
အီၤထည်, တပၣ်ကဲအီၤထာ်တၢ်ကျဲးထည်.

Un-vān'quished, *a.* unconquered, unsubdued,
တမိးထည်တၢ်မၤနၢၤ အီၤ ထည်, တထည် တၢ်ဒုး နၢၤ အီၤ
ထည်.

Un-vā'ried, *a.* the same, indifferent, မိးသးသး,
အိၣ်ထီၣ်, တလီၤလီၤထည်.

Un-vā'ri-e-gā'ted, *a.* of one color only, အလွဲၣ်
တခံၤမၤ.

Un-vār'nished, *a.* not overlail with varnish,
တထည်တၢ် ခူအီၤ ထာ်ကသိၣ် က ဣၣ် ဒုၣ် ထည်; not
embellished, plain, တမိးထည်တၢ်မၤ ကထာ် က
ထဲအီၤထည်, တမိးထည်တၢ်မၤဖိမၤထာ်အီၤထည်.

dg, wolf; fūrl, rj̄de, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as z; x as gz; ñ as in linḡer.

- Un-vary-ing, *a.* invariable, unchanging, **အိုင်မ်** လီလီ, **အိုင်ဂ်**၊ **အိုင်ဂ်**ကျ၊ **တကံ**ကမိတပ်; an unvarying word, **ကလုာ်**တထံင် **ခိုင်**လီတပု။
- Un-veil' (un-väl'), *v. t.* to remove a veil, **အိးကွံ** နိုင်ကျာ်ဘာမ်; to disclose to view, **ဝ်** ဖျါ ထိန်.
- Un-versed', *a.* unaccustomed, **တမ** ညီ နှိ **အသး** တပ်; unskilled, **တသုတဘင်**မိးဘင်.
- Un-vi'ol-at'ed, *a.* unbroken or undestroyed, **တဘင်**တမဟးဂိးအိးဘင်; not transgressed, **တမိး**ဘင်တင်လုာ်သ့ၣ်ခါပတင် အိးဘင်; not profaned, **တပင်**တမိးဆွဲတင်တမိးဆွဲဘင်; not ravished, **တဘင်**တမဟးဆူၣ်အိးဘင်.
- Un-wakened, *a.* unawakened, **တမိး**ဘင်တင်မဟး သံခိုင်အိးဘင်.
- Un-walled', *a.* without walls, **တမိး**ဘင်မိးတိးဂ်ခိုင်ဘင်, **တမိး**ဘင်မိးတင်မိးဂ်ခိုင်ဘင်.
- Un-wa'ri-ness, *n.* heedlessness, carelessness. See UNWARY.
- Un-war'like, *a.* not suitable for war, **တကြး** သာတင်အုးတင်သာအဂိးဘင်; not addicted to war, **တညီ**နှိအုးတင်ဘင်.
- Un-warned', *a.* unadmonished, unnotified, **တမိး**ဘင်တင်မဟးပလီအသးဘင်.
- Un-war'rant-a-ble, *a.* unjustifiable, improper, **တကြး**ဘင်; unjust, **တတိ**ဘင်; illegal, **တစု** လိင်မိးလိင်မိးပဒိင်တင်ခိုင်တင်သီဘင်.
- Un-war'rant-ed, *a.* not authorized, **တနုာ်**အစွဲဘင်; not assured, **တမိး**နှိတင်ဟ့ၣ်ကိးဘင်.
- Un-wa'ry, *a.* heedless, careless, **တပ**လီ **အသး** တပ်.
- Un-washed', *a.* uncleansed by water, **တဘင်**သ့ စိးသးသာထံဘင်; not plated; as, with gold or silver, **တဘင်**ပိးအသးသာစု, **သာထူ**ဘင်.
- Unwast'ed, *a.* not destroyed (in various ways), **တဟး**ဂိးဘင်, **တဘင်**တင်ထာ် **ကလီ**ကလီ တပ်.
- Un-wast'ing, *a.* not diminishing, not being destroyed, **အိုင်**ခိုင်တင်, **တဟး**ဂိးဘင်, **တထာ်**ဂိး တပ်.
- Un-wav'er-ing, *a.* unfluctuating, not vacillating, **တကံ**ကမိတပ်, **သး**တဒုဒုမိးဘင်.

- Un-weak'ened, *a.* not debilitated or enfeebled, **တလီ**ဘွဲးလီလီဘင်, **တစာ်**လီဘင်.
- Un-wea'ried, *a.* not tired, unfatigued, **တလီ** ဘွဲးလီဘွါဘင်; indefatigable, persistent, **သာအမ**တင်လီထီ, **တမိး**ဘင်ကတိးဘင်.
- Un-wed'ded, *a.* unmarried, **တဘင်**တင်ဖျါအိးဘင်.
- Un-weed'ed, *a.* not cleared from weeds, **တဘင်** တင်ကျိာ်ကွံင်ဝဲဘင်, **သာအဂိး**အဝဲဝဲတဘင် တင် ထးကွံင် မိးဘင်, **အိုင်**မိးနှိင်မိးပံးမိး.
- Un-weighed' (-wäd'), *a.* not weighed, **တဘင်**ခံ အသးဘင်; not considered or pondered, **တဘင်**တင်ဆိကမိင်ဆိကမးအိးမိးဘင်.
- Un-wel'come, *a.* received reluctantly, **သာပ**တ တွာ်လိင်အိးစုာ်စုာ်ဘင်.
- Un-well', *a.* indisposed, ailing, **တမိး**ဘင်ဆူၣ် **အိုင်** နှိ ဘင်, **ဘင်**တင်ဆါ, **အိုင်**တဆူၣ်မဟးတဲဘင်.
- Un-wépt', *a.* not lamented, **တမိး**ဘင်မိးတင်ဟီၣ် တင် သာသာအဆိဘင်.
- Un-whole'some (-höl'sum), *a.* insalubrious, **ညီ** နှိအုးကဲထီၣ်တင်ဆူးတင်ဆါ.
- Un-whole'some-ness, *a.* insalubrity. See UNWHOLE-SOME.
- Un-wield'a-ble, *a.* unwieldy, unmanageable, **သာပ**သ့အိးကိ, **သာပ**မိးတနုာ်.
- Un-wield'i-ly, *adv.* with difficult motion, **တနုာ်** တနုာ်, **တတ**တတတတ. See UNWIELDABLE.
- Un-wield'i-ness, *n.* heaviness, unmanageableness. See UNWIELDABLE.
- Un-wield'y, *a.* unwieldable, bulky, weighty. See UNWIELDABLE.
- Un-will'ing, *a.* disinclined, reluctant, **သး**တမိး ဘင်သာအကမးမိးအိးနှိဘင်.
- Un-will'ing-ness, *n.* reluctance, disinclination.
- Un-wind', *v. t.* to disentangle, untwist, untwine, **မဟး**လီဟ့ၣ်, **ထီၣ်**လီဟ့ၣ်.
- Un-wise', *a.* indiscreet, injudicious, foolish, **တမိး**ဘင်မိးတင်ကျိုင်တင်ဆးဘင်.
- Un-wished', *a.* undesired, **သာအ**တဆူၣ်အိးဘင်, **တဘင်**သးသာအိးဘင်.
- Un-with'ered, *a.* not dried and faded, **တမ့**မိး ဟ့ၣ်ထီဘင်; unwilted, **တလီ**ဘွဲးလီဘဲဘင်.
- Un-wit'nessed, *a.* unattested, untestified, **သာ**

á, è, í, ò, ù, ý, long; ä, ö, ñ, ö, ü, ý, short; cáre, fáar, lást, fáll, whæt; thère, veíl, térm; píque; dóne, fôr,

Us, *pron. pl.* the objective of we, ယု; as, "Give us this day our daily bread," ကိပ်ထာတနီၤဆက်တနီၤဆက်နီၤတနီၤတနီၤပုၤတက့ၢ်. See us. G: ၁၁.

Us'able, *a.* that can be used, ထာတၢ်သ့ၤအိၣ်အိၣ်ၤ.

Us'age, *n.* continued practice, တၢ်ညိၣ်န့ၢ်, တၢ်မၤထီၣ်အိၣ်; custom, ဆဉ်းဆဉ်း; treatment, တၢ်မၤထီၣ်; as, good usage, တၢ်မၤဂ့ၢ်ထီၣ်; bad usage, တၢ်မၤဆၢထီၣ်.

Use, *v. i.* to be wont or accustomed, to be in the habit of, မၤညိၣ်န့ၢ်. —, *v. t.* to convert to one's service, employ, သ့, ဒုးလဲၣ်တၢ်ဘျးထာၣ်ဝဲၣ်; to accustom, habituate, မၤလဲၣ်တၢ်ညိၣ်န့ၢ်ဝဲၣ်အိၣ်; to behave towards, treat, မၤထီၣ်အိၣ်န့ၢ်; as, he uses the horse cruelly, ဆဲၣ်မၤဆၢကသ့ၣ်; use hospitality one to another, တူၢ်လိၣ်သုးသးသးကိးသးကိးတက့ၢ်. ဝု. ငှ: e.

Use, *n.* the act of using, ဆတၢ်သ့; as, the use of a pen, တၢ်မၤမိးထီၣ်ခိး, ထီၣ်ခိးဆတၢ်သ့; the need or occasion of using, necessity of, သ့တၢ်ဆထီၣ်; as, I have no more use for my slate, ယသ့ထာၣ်သ့ၣ်ဆထီၣ်တအိၣ်ထာၣ်ဆ; advantage, benefit, usefulness, တၢ်ဘျး, တၢ်ဂ့ၢ်ထာၣ်ဝဲၣ်.

Use'ful, *a.* advantageous, beneficial, profitable, ဆဘျးဆဒိၣ်အိၣ်, ဂ့ၢ်ထာၣ်ဝဲၣ်, ဂ့ၢ်ထာၣ်ပုၤဝဲၣ်, ဆသ့ၣ်.

Use'ful-ness, *n.* utility, advantage, serviceableness. See USEFUL.

Use'less, *a.* of no use, unserviceable, ထာဆဘျးတအိၣ်ဆ, တမိၣ်တထီၣ်တၢ်ဆ, တကျိးတၢ်ဆ; unprofitable, ineffectual, ဆဘျးတအိၣ်, ထဒုးလဲၣ်တၢ်ဆ.

Use'less-ness, *n.* unserviceableness. See USELESS.

Ush'er, *n.* an officer or servant who introduces strangers, တၢ်ဆဒုးထာၣ်ဆဘျးပုၤဆုပုၤဝဲၣ်; an assistant teacher, သဂ့ၢ်တဂၤထာဆမၤစၢၤသဂ့ၢ်အိၣ်. —, *v. t.* to introduce or lead in, ဆၢန့ၢ်ပုၤဆုပုၤဝဲၣ်ဆဲၣ်ညါ; to go before, ထဲၣ်ထာၣ်ညါ.

Us'u-al, *a.* customary, ordinary, နိထီၣ်န့ၢ်ဝဲၣ်အိၣ်, နိထီၣ်လ့ၢ်ဆထီၣ်အိၣ်ဝဲၣ်အိၣ်.

Us'ur-rer, *n.* one who exacts exorbitant interest, ပုၤထာဆဒုးထီၣ်ခိးတၢ်တုၤဆဆထီၣ်အိၣ်ခိးခိးထီၣ်အိၣ်န့ၢ်ဝဲၣ်.

U-sū'ri-ous, *a.* taking exorbitant interest, ထာဆညိၣ်န့ၢ်တၢ်တုၤဆဆထီၣ်အိၣ်ခိးခိးထီၣ်အိၣ်.

U-sūrp', *v. t.* to arrogate, assume, ဝုၣ်ဆုၣ်န့ၢ်တၢ်ထာဆတမ့ၢ်ဆတၢ်.

Us'ur-pā'tion, *n.* an assumption of rights. See USURP.

U-sūrp'er, *n.* one who usurps. See USURP.

Usū'ry, *n.* exorbitant interest, တၢ်တၢ်တုၤဆဆထီၣ်အိၣ်ခိးခိးထီၣ်အိၣ်.

U-tēn'sil, *n.* an instrument or vessel, တၢ်ထာၣ်သ့ၤ.

U'ter-ine, *a.* of, or pertaining to, the womb, ဆၢဆဒုးဒါးဒါး.

U'te-rūs, *n.* Anat. the womb, ဒါးဒါး.

U-til'i-tā'ri-an, *a.* useful, profitable, ထာဆဘျးအိၣ်. —, *n.* an adherent to utilitarianism. See UTILITARIANISM.

U-til'i-tā'ri-an-ism, *n.* the doctrine that virtue is founded in utility, တၢ်သိၣ်တၢ်သိထာၣ်ထီၣ်တၢ်ထာဆဒုးလဲၣ်တၢ်ဘျးထာၣ်ပုၤဆါဂၤဆါဂၤတၢ်ဆဒုးဒါးဒါးတၢ်လီၤဆၢအိၣ်.

U-til'i-ty, *n.* usefulness, advantage, တၢ်ဘျး, တၢ်ဂ့ၢ်ထာၣ်ဝဲၣ်; as the utility of medicine, ကသိၣ်ဆဘျး.

Ut'mōst, *a.* outmost, most distant, extreme, last, ထာဆကတၢ်; being in the greatest or highest degree, ဆဒိၣ်ကတၢ်, ဆထီၣ်ကတၢ်, နးကတၢ်, လၢၣ်; as, the utmost effort, တၢ်လ့ၢ်စးလၢၣ်ဝဲၣ်ထီၣ်, တၢ်လ့ၢ်စးလၢၣ်သး; the utmost misery, တၢ်ဒိၣ်န့ၢ်ကတၢ်; the utmost benefit, ဆဘျးဒိၣ်ကတၢ်. —, *n.* the most that can be; as, he has done his utmost, ထာတၢ်န့ၢ်ဆဒိၣ်မၤဝဲၣ်ထီၣ်, မၤဝဲၣ်ထီၣ်ဆဲၣ်မၤဝဲၣ်ထီၣ်ထာၣ်ဆ.

U-tō'pi-a, *n.* an imaginary island, ကိးတဖျၢၣ်ထာၣ်ပုၤတလးန့ၢ်ဝဲၣ်ဒါးလ့ၢ်ထာၣ်ထီၣ်ပုၤ, ကိးန့ၢ်အိၣ်ဝဲၣ်ဒါးတၢ်မုၢ်ထာၣ်ပုၤဝဲၣ်; a place of ideal perfection, ဆထီၣ်ထာၣ်ပုၤတလးန့ၢ်ဝဲၣ်ထာတၢ်မုၢ်အိၣ်ဝဲၣ်ထာထာၣ်ပုၤဝဲၣ်. See UTOPIAN.

U-tō'pi-an, *a.* of, or pertaining to, Utopia

dg, wof; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as ġ; ḡ as in ḡet; ḡ as s; x as gx; n as in linger.

V

VAC

- Va'can-cy, *n.* empty space, emptiness, vacuity, void, တာ်လီုယိ; a place or office unsupplied, တာ်ဆဲးတီုအိၣ်ကထိ; listlessness, thoughtlessness, တာ်ပလီု ထအိၣ်, တာ်ဆိမိၣ် တအိၣ်.
- Va'cant, *a.* empty, not filled, as a box or room, အိၣ်ယိ, လီုယိ; unemployed, unoccupied, idle, အိၣ်ကထိကထိ; as, vacant hours, vacant time, ဆဆာဆကတီုအိၣ်ကထိကထိ.
- Va'cate, *v. t.* to make vacant, မအိၣ်ယိ, ဒုးလီုယိ; to annul, make void, မဟးဝီု, ဒုးကထိတီုတာ်ကထိကထိ.
- Va-ca'tion, *n.* a suspension of business, an intermission, တာ်ဗျာ်တမိၣ်, တာ်ဆိကတီုတမိၣ်. See VACATE.
- Vac'ci-nate, *v. t.* to inoculate with vaccine matter, ဆဲးန့ၣ်ကျိၣ်မချိၣ်ဆံ.
- Vac'ci-na'tion, *n.* inoculation with the cow-pox. See VACCINATE.
- Vac'ci-na'tor, *n.* one who vaccinates, ဟုဆဲးန့ၣ်ကျိၣ်မချိၣ်ဆံ.
- Vac'cine, (*vāk'sin, or vāk'sin*), *a.* relating to cows, or to vaccination, ထၣ်ဆးဒီးကျိၣ်, ထၣ်ဆးဒီးကျိၣ်မချိၣ်; as, vaccine matter, ကျိၣ်မချိၣ်ဆံ.
- Vac'ill-lant, *a.* wavering, unsteady. See VACILLATING.
- Vac'ill-lite, *v. i.* to move one way and the other, reel or stagger, ဝးထာ်အံၣ်ထာ်န့ၣ်; to fluctuate in mind or opinion, waver, သးကခံကခါ, သးဒုခိၣ်ဒုခိ.
- Vac'ill-l'ing, *p. a.* vacillant, unsteady, ထာ်ဝးထာ်ကထာ်, ဝးထာ်အံၣ်ထာ်န့ၣ်; fluctuating in mind, သးကခံကခါ.
- Vac'ill-l'ation, *n.* a moving one way and the other, fluctuation. See VACILATE.
- Va-ca'i-ty, *n.* an empty place, လီုအိၣ်ယိ; a

VAI

- vacuum, void, တာ်လီုယိ, တာ်အိၣ်ယိထာ်တာ်တအိၣ်ထၣ်နီုတမံၣ်ထၣ်.
- Vac'ū-ūm, *n.* empty space, vacuity, တာ်လီုယိ, တာ်လီုယိ, တာ်အိၣ်ကထိ, တာ်တအိၣ်ထၣ်နီုတမံၣ်ထၣ်.
- Va'de-mé'cum, *n. Lat.* a manual, ထံၣ်ဒိထာ်ဟုးမိၣ် ဝဲထဲထဲထဲထာ်တုးတာ်ကထိအိၣ်.
- Väg'a-bünd, *a.* wandering, strolling, ထာ်ဆဆးဆုလီုအံၣ်လီုန့ၣ်, ထာ်ဆဟးဒုးဝီု. —, *n.* a vagrant, ဟုထာ်ဆဟးဆုလီုအံၣ်လီုန့ၣ်ထာ်ဆတအိၣ်ထၣ်ဒီးတာ်အိၣ်တာ်ဆိးဆလီုလီုထာ်လီုဆဲးထၣ်.
- Va-gä'ry, *n.* a whim, a freak, တာ်ဆိကမိၣ်ဒ်အံၣ်န့ၣ်တလီုထာ်လီုဆဲးနီုတမံၣ်ထၣ်.
- Va-gi'nä, *n. Lat.* a sheath, a tube, ဆကျိၣ်, ဆကျိၣ်; the canal leading to the uterus or womb, ဖာလီုဆကျိၣ်, ဆမိၣ်သ့ၣ်.
- Vä'gran-cy, *n.* a wandering about. See VAGRANT.
- Vä'grant, *a.* wandering, unsettled, ထာ်ဆဟးဒုးဝီုထာ်အိၣ်တာ်ဆိးဆလီုတအိၣ်; as, a vagrant beggar, ဟုထာ်ဆဟးဒုးဝီုဆုအိၣ်တာ်မိ. —, *n.* a wanderer, vagabond, one who lives on others, ဟုအိၣ်ကထိအိၣ်ကထိဟုထာ်ဆတာ်. See VAGABOND, *n.*
- Vägue (*väg*), *a.* indefinite, uncertain, ambiguous, တလီုတံၣ်လီုဆဲး.
- Vägue'ness (*väg'nes*), *n.* uncertainty, ambiguousness, တာ်တလီုတံၣ်လီုဆဲးထၣ်.
- Väil, *n.* a curtain, တာ်ဆုးတဒါ, ကထကန့ၣ်*; a covering for the face, a veil, မိၣ်ကျိၣ်ထာ်မံၣ်; any thing which conceals, a screen, တာ်မာတဒါ. —, *v. t.* to veil or cover the face, ကျိၣ်ထာ်မံၣ်; to conceal one's motives, ပာ်ခူသ့ၣ်ဆဆး, ပာ်မာတဆး, မာလီုဆိထာ်.
- Väin, *a.* empty, worthless, trivial, ကထိ, ကထိကထိ; as, vain excuses, တာ်ကထိဟုးဒုးကထိကထိ; fruitless, ineffectual, ဆကျိၣ်ထဲ

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ſ as z; x as gz; ŋ as in linger.

a folding door, ဩဝါပခုံးအိသု; Anat. မှာကြွပ် (membrane) ထပ်ဝါတပ်ဝါ, ထာထခုံး အသီးမီးကြိဘတ်တံ အထံခ်သီးထ သုတယှာ ကွေ ဆူ အကျိတေဝါ, ထပ်တစုစုဝက်အိထာကြွေဝါ.

Vämp, n. the upper leather of shoes, မိတ်ခံးအဖိ မိတ်. —, v. t. to piece or repair, as the upper part of shoes, ဘိကုတံလိင်ထံလိင်ဂျါ, လိင်ထံဖိစားခံးမိတ်ခံးအဖိမိတ်ခံး.

Väm'pire, n. စူးထာအဆူးပူအသွန်ခဲအခံးအဖါရင်သတား မီးသံဝဲ, ပူထာဂျာထဲတံခံးနံး; a large bat, ဘျါ အမိတ်တကထုတ်ထာပူတနီ, နီဆိကမိတ်ဝဲထာအဖါသံ တံခံးထာအဖိမိတ်ခံးအသိ.

Vän, n. the front of an army or fleet, သူးရင်သံပိုင် ဘိထာညါကတင်တစု; a winnowing machine, မရံပုံ, မီး, ထာအဆူးပူဖိထုဖိအေဂီ.

Ván'dal, n. an ancient barbarous people, ပူ တံဖိကီဖိထာဂျာ, ထာအဖါတားဂီ, တံစု သု မိတ် သု မီး အဖိထာထာထာဂျာမိမိမား.

Ván'dal-ism, n. barbarism, conduct resembling the vandals. See VANDAL.

Vane, n. (ဝှပ်) a weather-vane, a weather-cock, တံကဘျပ်ထပ်ထပ်တံဆဲးလီဝဲထာတံခံး အမိတ်ခံးသီး အကဆူးနံးကထံထဲထာထဲတံခံးမိတ်ခံး.

Ván'ish, v. i. to pass out of sight, disappear, တါမင်ကွံင်, လီမင်ကွံင်, တကျိထာထာ.

Ván'i-ty, n. emptiness, unsubstantiality, un- realness, တံကထီကထီ; fruitless desire or effort, vain pursuit, တံတဖျါထီသံထီထံ; idle talk, ကထီတံကထီကထီ; self conceit, egotism, empty pride, ostentation, တံ ပင်အသားကဖါထာ, တံပင်မိတ်ခံး.

Ván'quish, v. t. to conquer, defeat, overcome, မးနး, ခုနး.

Ván'tage, n. See ADVANTAGE.

Van'tage-ground, n. superiority of state or place, တံမးနးအခွဲအမိတ်, အလီထီထီတကွံ.

Váp'id, a. having lost its life or spirit, flat, stale, တဝဲထာထာ; dull, unanimating, spiritless, ထာအသားတရထာ, တမးပူပူအသားထာ.

Vá-píd'i-ty, Váp'id-ness, n. dullness, flatness, deadness. See VAPID.

Vá'por, n. an exhalation, တံသံတံသဝါ, တံသံ ဝဲထီ; vaporous particles in the atmos-

phere, as fog, ဘျပ်, တံကသုင်ကသံး; Fig. something fleeting or transitory, တံဘျပ် တံကသုင်ထီကွံင်. See ဝါ. ၄: ၁၄. —, v. i. to pass off in steam, evaporate, ကသုင်ထီ ကွံင်, သံထီကွံင်; to brag, boast, bully, ပကြာ လီအသား, ဆူးထီအသား, ကထီဆူပူ. —, v. t. to vaporize, convert into vapor, ခုထုင် ထီကွံင်, ခုသံထီ.

Vá'por-báth, n. တံမီးကသုင်ကသံးအသား; as, to give a vapor-bath, ခုထီအကတပူထာတံက သုင်ကသံး, သထာထီထီ.

Vá'por-er, n. a braggart, a boaster, ပူထာအပ ကြာလီအသား, ပူထာအဆူးထီအသား.

Vá'por-ish, a. hypochondriacal, splenetic, pee- vish, မိတ်မီးတံဆါထာအမးစာအသား, အသုင်တဖျိ အသားတညီ, မီးထုန့ဝဲ.

Vá'por-ize, v. t. ခုထုင်ထီ, ခုသံထီ. —, v. i. See VAPOR v. i. 1st def.

Vá'por-ous, a. full of vapor, vapory, အသံဝဲ ဝါအါ, မိတ်မီးအသံဝဲဝါ; windy, flatulent, မိတ်မီးကထီထဲ, ကထီမိတ်ထီထာတားပူ; un- real, vain, ကထီ, တမ့တံခံးခီခီထာ.

Vá'por-y, a. vaporous, ပျဲးမီးတံသံဝဲဝါ; hy- pochondriacal, ညီန့မိတ်မီးတံဆဲးထုင်ထီ, ထပ်မိတ်ထပ်မးထာအခံးခါခါထီထီ. See VA- PORISH.

Va-rá'nus, n. Lat. Zool. a large aquatic reptile, တရု, ကြ the terrestrial species, တရူးဘိ.

Vá'ri-a-ble, a. changeable, mutable, တမ့တံလီ တံလီဆဲးထာ, ထဲထီအသားထီ; as, variable winds, ကထီထဲထီထီထီ; fickle, unsteady, inconstant, တထံတထာ, တထီ ခံင် ထီ ထာ ထာ, ကခံကခါ.

Vá'ri-a-ble-ness, Vá'ri-a-bi'l-i-ty, n. aptness to alter, fickleness, changeableness. See VARIABLE.

Vá'ri-an-ce, n. change of condition, alteration, တံသူးထီထီထီ; to be at disagreement, dissension, discord, တံတမ့ထီထီထီထီထီထီ ထာ ထာ, သးတလီထီထီထီ.

Vá'ri-á-tion, n. difference, တံထီထီ; change, alteration, mutation, တံထဲထဲထဲထဲထဲ, တံထဲ ထဲထဲထဲထဲ; deviation, တံထဲထဲထဲထဲထဲ.

dg, wof; fúrl, rúde, push; e. i. o. silent; ç as s; çh as sh; g as j; ḡ as in ḡet; s as z; x as gz; n as in linger.

Va'ri-e-gät'ed, *a.* အလွဲငါးလေး၊ ကံညံ့; *as,* a variegated rose, မိတ်ဆွန်တမ်းအိမ်မီးခေတ်တို့အပေါ်တို့၊ ကံညံ့; a variegated landscape, လိင်္ဂာမိသားစုတို့၏ပုံအကောင်.

Va'ri'e-ty, *n.* difference, dissimilitude, တာ်လိင်္ဂာမိသားစု; *as,* there is a variety in the tempers of good men, ဂုဏ်သိက္ခာမိသားစု; a collection of different things, a varied assortment, တာ်ခါကလွင်; *as,* a variety of goods, တာ်ခါတိုက်ခါကလွင်; every variety, all kinds, တာ်ခါပုံအကောင်.

Vä'ri-o-loid, *n.* ထာ်, မချိန်တိုက်ပွားစေတော်မူမိသားစု. —, *a.* resembling small pox, လိင်္ဂာမိချိန်, လိင်္ဂာမိသားစု.

Vä'ri-ous, *a.* diverse, multifarious, different, ခါကလွင်ခါပုံ; changeable, uncertain, တာ်ခါတကွာ, တာ်ခါတိုက်ခါ.

Vär'let, *n.* a low fellow, a rascal, ဂုဏ်သိက္ခာမိသားစု.

Vär'nish, *n.* ကသိန်ဘူကလွင်, ကသိန်ကလွင်; fair appearance, outside show, gloss, တာ်ခါတိုက်ခါ, ဖျါဝင်အပူအသီး. —, *v. t.* to cover with varnish, *as* a piece of furniture, ဂုဏ်သိက္ခာမိသားစု; to give a fair appearance to, disguise palliate, မေ့တိုက်ခါခါကလွင်အသီး; *as,* a varnished tale, ပူထာ်ခါမေ့တိုက်ခါခါကလွင်အသီးပုံအပူအသီးခါကလွင်.

Vä'ry, *v. i.* to differ, alter, be different, တာ်ခါခါကလွင်, လိင်္ဂာမိသားစု; to change, become different, တာ်ခါခါကလွင်, လိင်္ဂာမိသားစု; to disagree; *as,* to vary in opinion or feelings, တာ်ခါခါကလွင်, လိင်္ဂာမိသားစု. —, *v. t.* to make different, မေ့တိုက်ခါခါကလွင်; *as,* to vary customs, မေ့တိုက်ခါခါကလွင်, လိင်္ဂာမိသားစု; to vary one's dress, ကုတိုက်ခါခါကလွင်, လိင်္ဂာမိသားစု.

Väs'cu-lar, *a.* having vessels or ducts, အိမ်မီးခေတ်တို့, ထာ်ခါခါကလွင်အသီး, အကပာ်ခါခါကလွင်အသီး.

Väse, *n.* a vessel used for ornamental purposes, တာ်ခါခါကလွင်အသီး, အိမ်မီးခေတ်တို့, ဂုဏ်သိက္ခာမိသားစု.

Väs'sal, *n.* a feudal tenant, a feudatory, ဂုဏ်သိက္ခာမိသားစု, ထာ်ခါခါကလွင်အသီး; a sub-

ject, a bondman, a slave, တို. —, *a.* slavish, servile, လိင်္ဂာမိသားစု.

Väs'sal-age, *n.* dependence, subjection, slavery, တာ်ခါကလွင်.

Väst, *a.* great in extent, very large, *as* the ocean, မေ့တိုက်ခါခါကလွင်; great in force, mighty, *as* labor, နားကလွင်, ချန်; great in importance, အပူအသီး, အချွန်. —, *n.* immense space, တာ်ခါခါကလွင်, တာ်ခါခါကလွင်; a waste region, တာ်ခါခါကလွင်.

Väst'ness, *a.* great extent, immense magnitude, amount or importance. See VAST.

Vät, *n.* a large vessel or cistern for holding wine or other liquors in an immature state, ထာ်ခါခါကလွင်; a tan-pit, တာ်ခါခါကလွင်အသီး, ထာ်ခါခါကလွင်.

Vät'i-can, *n.* the pope's palace at Rome, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်.

Va-tic'i-näte, *v. i.* to foretell, prophesy, (rare), မေ့တိုက်ခါခါကလွင်.

Vault, *n.* an arched apartment, ကကော, တာ်ခါခါကလွင်; a leap or bound, တာ်ခါခါကလွင်, တာ်ခါခါကလွင်. —, *v. i.* ခါခါကလွင်, ခါခါကလွင်; *as,* he vaulted into his saddle, အခါခါကလွင်, အခါခါကလွင်. —, *v. t.* to cover with a vault, arch, မေ့တိုက်ခါခါကလွင်, မေ့တိုက်ခါခါကလွင်.

Vault'ed, *a.* ကကော, ကကော; *as,* a vaulted roof, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်.

Väunt, *v. i.* to brag, boast, ကတိထာ်ခါခါကလွင်, ပြောထာ်ခါခါကလွင်. —, *v. t.* to make a vain display of, to boast, မေ့တိုက်ခါခါကလွင်, မေ့တိုက်ခါခါကလွင်. —, *n.* ostentation from vanity, brag, boast. See VAUNT, *v. t.*

Väunt'er, *n.* a boaster, a braggart, ဂုဏ်သိက္ခာမိသားစု, ဂုဏ်သိက္ခာမိသားစု.

Vēal, *n.* the flesh of a calf used as food, ကျိမ်ခါခါကလွင်.

Ve'dä, *n.* one of the Hindoo sacred books, ဂုဏ်သိက္ခာမိသားစု, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်, ထာ်ခါခါကလွင်.

ä, é, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fall, what; thäre, veil, tärn; pique; done, för,

Veer, v. i. to turn, တရုံးအသား, သူးအသားဆူခံ၊ ဆူနှင်, ထဲထဲလီ; as, the wind veers to the west, ကထိသူးအသားဆူခံတခါ, ကထိထဲထဲလီဆူခံတခါ. — **Veer away**, to slacken, let out, as a cable, မကတူင်လီကူးနီသကူးအပုံ၎်ကဘိကထဲထဲတခါခါ.

Věg'e-ta-ble, n. (ဝှေးတတဘ) a plant, တာ်တဖၣ်ထါအခဲထီၣ် ထါ တီၣ် မိၣ် လီ. —, *a.* ဘၣ် ဘး မီး ဖျၣ် (plants) အကထုၣ်ကထုၣ်. See PLANT, *n.*

Věg'e-tate, v. i. to germinate and grow, ခဲထီၣ်, မိၣ်ထီၣ်; *Fig.* to live like plants, eat and grow, like useless persons, မအသားဖျၣ် တဖၣ်, တမတၢ်နီတခါ.

Věg'e-ta'tion, n. vegetable life in general, တာ် တခါထါထါထါအခဲထီၣ်မီးမိၣ်ထီၣ်ထါ တီၣ် မိၣ် လီ, မိသ့ၣ်မီးတၣ်မီးနီၣ်မီးခံၣ်မီးတၢ်မီးန့ၣ်အသီးတဖၣ်.

Vě'he-mence, n. violence, force, ardor. See VEHEMENT.

Vě-he-ment, a. forcible, violent, furious, ဆူၣ်; as, a vehement wind, ကထိဆူၣ်; violent, impetuous, အသားဆူၣ်.

Vě'hi-cle, n. a conveyance or carriage of any kind, လှၣ် တကလှၣ် ထါ ထါ; a medium of communication, ထီၣ်ဂုၢ်, တာ်ဂုၢ်, ထါပတုၣ် လှၣ်တၢ်ပရၢတကလှၣ်ထါထါ.

Veil, a. See VAIL.

Vein, n. (ဝှၣ်), in an animal body, သွၣ်ကျိထါ အဆွၢ ကူးသွၣ် ဆူပသးတခါ; in flowers and plants, ဖီမုၢ်ဂုၢ်, တာ်အထူၣ်မုၢ်ဂုၢ်အကျိထါ အဆွၢ အထံအခါ; in stone and wood, အညၣ်အလွၢ်ကံၣ်ဆုကံၣ်ဆၣ်; course of metal in the mine, မူးတဘ (metal) အပူၢ်အကျဲထါတီၣ်မိၣ်ထီၣ်.

Veined, Veiny, a. having veins, veinous, ထီၣ် မီးအကျိ; variegated, streaked, as marble, ထီၣ်ကံၣ်ဆုကံၣ်ဆၣ်.

Vě'lum, n. a fine kind of parchment, တာ်ခိးထါ ပုၢ်ကထဲၣ်ကထိထါထါတၢ်ကွဲးအခါ.

Ve-lōc'i-ty, n. speed, rapidity, quickness, တာ်ချွ, တာ်မုၢ်တာ်ချွ.

Vě'l'vet, n. (silk), ကခိၣ်ပၣ်သတီ; (cotton), ကခိၣ် ပၣ်လှၣ်.

Vě'l'vet-een, n. cotton velvet, ကခိၣ်ပၣ်လှၣ်.

Vě'nal, a. pertaining to a vein or veins, venous,

ထၣ်ဘးမီးသွၣ်ကျိ; that may be bought, purchaseable, base, mercenary, ထါပုၢ်ပုၢ်ထါ ထါစုသ့, ထါအကမတၢ်ကိးခံၣ်မီးပုၢ်မုၢ်ထုၣ်အပူၢ်မိၣ်.

Ve-nāl'i-ty, n. mercenariness, prostitution for reward, တာ်ဟံးန့ၣ်ထီၣ်ခူသ့ၣ်စုတတီတလီထၣ်, ဘၣ် ဘးမီးတၢ်တခံထါထါထါပပူၢ်ခူသ့ၣ်ခါခူသ့ၣ်န့ၣ်.

Věnd, v. t. to sell, ဆါကွၣ်.

Věnd-ee', n. a buyer, one to whom a thing is sold, ပုၢ်ပုၢ်တၢ်မိ.

Věnd'er, n. one who sells, a seller, a vendor, ပုၢ်ဆါကွၣ်တၢ်မိ.

Věnd'i-ble, a. to be sold, salable, ထါပဆါကွၣ်သ့. —, *n.* that which is to be sold, တာ်ထါ ပုၢ်ကဆါကွၣ်.

Ven-due', n. a public sale, လှၣ်ထၣ်. See AUCTION.

Ven-due'-mās'ter, n. an auctioneer, လှၣ်ထၣ် အခိၣ်.

Ve-neer', v. t. to overlay with fine wood, ကူး ထါသ့ၣ်အဂုၢ်သထါထါသ့ၣ်တဂုၢ်ထၣ် အဖီ မိၣ် ထါ အကမတၢ်မံမံထါထါအခါ. —, *n.* the thin covering of a better wood for ornament or beauty, သ့ၣ်ဂုၢ်သထါထါပုၢ်ကူးမံကူးထါ တာ်အခါ.

Věn'er-a-ble, a. deserving of honor or reverence, ကြၢးမီးန့ၣ်တာ်လူးထီၣ်.

Věn'er-a-ble-ness, n. See VENERABLE.

Věn'er-āte, v. t. to reverence, revere, လူးထီၣ်မီး ပုံၢ်တခဲး.

Věn'er-ā'tion, n. respect mingled with awe, တာ်လူးထီၣ်အိၣ်မီးတၢ်ပုံၢ်တခဲး.

Ve-ně're-al, a. pertaining to venery or sexual love, ဘၣ်ဘးမီးမိၣ်မိၣ်ခူၣ်ခဲၣ်အိၣ်ထီၣ်အသး, ဘၣ်ဘး မီးတၢ်သ့ၣ်ညါ မါမုၢ်ဂုၢ်, တါမုၢ်ဂုၢ်; venereal disease, ဗဲသဲအိၣ်တၢ်.

Věn'er-y, n. sexual love, sexual intercourse. See VENEREAL.

Vě'ne-sēc'tion, n. blood-letting, တာ်ဆဲးသွၣ်ထီၣ်.

Věnge'ance, n. retribution, revenge, retaliation, တာ်မၤဆၢကူးတၢ်ဆၢ, တာ်မၤကၣ်ကူးတၢ်ဆၢ.

Věnge'ful, a. revengeful, retributive, ဘၣ်ဘးမီး မၤဆၢကူးတၢ်မၤဆၢ. See REVENGEFUL.

Vě'ni-al, a. pardonable, excusable, ဘၣ် ဘး မီး

do, wolf; fūrl, rude, push; e. s. silent; ç ass; çh ass; ġ as j; ġ as in ġet; s as z; x asgz; ñ as in linger.

တၢ်ကမၢ်ထၢပဏ်ကွၢ်အိၤသ့; permitted, allowed, ထၢဆၢန့ၢ်ခွဲး.
 Věn'i-son, *n.* deer's flesh, တၢ်လှၢ်တၢ်ဆိၤထညၣ်.
 Věn'om, *n.* poison, တၢ်စ့ၣ်တၢ်ပျၢ်; spite, malice, တၢ်သးကွၢ်သးကၠိ, တၢ်သ့ၣ်ထီၣ်သးဟ့.
 Věn'om-oūs, *a.* containing venom, poisonous, အိၣ်ဒီးတၢ်စ့ၣ်တၢ်ပျၢ်; mischievous, noxious, ထၢဆညိၣ်န့ၢ်မၤတၢ်တၢ်တၢ်; malignant, spiteful, အိၣ်ဒီးတၢ်သ့ၣ်ထီၣ်သးဟ့, တၢ်ဆၢသးမၤအၢတၢ်.
 Vě'noūs, *a.* belonging to the veins, တၢ်ဆးဒီးသ့ၣ်ကျိၤ; as, venous blood, သ့ၣ်ထီၣ်ထၢဆက့ၤန့ၣ်ဆူထးပုၤ.
 Věnt, *n.* an aperture for passage outward, a hole, တၢ်ထူၣ်ဖျိ, တၢ်ထူၣ်ပၢ်; a passage outward, as from a state of restriction or confinement, emission, escape, တၢ်ပူၤဖျး, တၢ်တးထီၣ်ကွၢ်. —, *v. t.* to let out, utter, pour forth, မၤထူၣ်ဖျိကွၢ်, မၤပူၤဖျးထီၣ်ကွၢ်.
 Věn'ti-late, *v. t.* to introduce fresh air, ဒူးန့ၣ်ထၢထံၤဆ့ၣ်, ဒူးဖျိကထံၤ; as, to ventilate a room, ဒူးန့ၣ်ဖျိကထံၤထၢဒီး; to winnow, fan, ဆၢပညဲကွၢ်; to expose, make public, မၤတူထီၣ်သၢလီၤတၢ်, မၤဖျါထီၣ်တၢ်.
 Věn'ti-lá'tion, *n.* airing, exposure. See VENTILATE.
 Věn'ti-lá'tor, *n.* ကထံၤကျိၤထၢဆဒူးတးထီၣ်ကွၢ်ကထံၤတၢ်တၢ်ဆၢဒီးဒူးန့ၣ်ထၢထံၤတၢ်.
 Věn'tral, *a.* belonging to the belly, တၢ်ဆးဒီးထၢတၢ်.
 Věn'tri-cle, *n.* *Anat.* တၢ်အိၣ်ပူၤတနီၤထၢဆဒီးပနီၤဖိ.
 Ven-tril'o-quist, *n.* ပုၤဘူးဒီးပုၤကတိၤတၢ်သိၣ်ဝဲလီၤဝဲဒ်အိၣ်ဒီးစၢ်ဒီးပုၤထၢတပူၤဒၣ်.
 Věnt'üre, *v. i.* to dare, သ့ၣ်, တဖျါတၢ်. —, *v. t.* to risk, hazard, ဖျါတၢ်ဆလီၤအိၣ်သန့က့မၤဝဲ. —, *n.* a hazardous affair, a hazard, တၢ်ထၢပထၢထီၣ်ထီၣ်ထီၣ်အလီၤအိၣ်; an affair of uncertain result, chance, luck, contingency, ထၢဆကတၢ်တၢ်ကမၤအသးဒ်ထဲၣ်ဒ်ထဲၣ်န့ၣ်တသ့ၣ်ညါဝဲထဲၣ်; the thing put to hazard, a stake, a risk, တၢ်ထၢပမၤတခံၤခံၤဒီးဆကတၢ်ပတသ့ၣ်ညါထီၣ်.

Věnt'üre-sóme, Věnt'ür-ous, *a.* daring, bold, intrepid, ဒူဝဲတုၤဆတၢ်ထီၣ်တအိၣ်, ဒူ.
 Vě'nus, *n.* *Astron.* the planet, ဆၢတုၤဂီၤ, ဆၢတုၤတၢ်, ကျိၣ်ထၢဆက့ၤကဝီၤအိၣ်ထၢမၤကရံၤဒီးဟီၣ်ဒိၣ်အံၤအတၢ်စၢ်ဒီးၤထီၣ်ဆၢတုၤဂီၤဒီးၤထီၣ်ဆၢတုၤတၢ်. *Myth.* the goddess of female beauty and love, တၢ်ဆံတၢ်ထၢ, တၢ်ဆဲၣ်တၢ်ကွၢ်ဆကစၢ်ရၣ်ထၢပုၤ.
 Ver-'ciouš, *a.* truthful, ထၢဆၢဒီးအတိၤ, ညိၣ်န့ၢ်ကတိၤတၢ်ဆၢဒီးအတိၤ.
 Vě-raç'i-ty, *n.* truth, truthfulness, တၢ်ကတိၤဆၢဒီးအတိၤ.
 Ve-rän'dá, *n.* an open portico, ပျၢ်ဖိ.
 Věrb, *n.* (တၢ်), ကထံၤတၢ်ကတိၤထၢဆခံး နီၣ်ဒီးပျိၤနီၣ်မၤဝဲဒ်အံၤဒ်န့ၢ်, အိၣ်ဝဲဒ်အံၤဒ်န့ၢ်, ဒီးဝဲဒ်အံၤဒ်န့ၢ်မ့ၢ်တၢ်.
 Věr'bal, *a.* spoken, oral, ထၢပုၤကထုၢ်တၢ်, ကတိၤတၢ်, ကတိၤထးဒိၣ်တၢ်; pertaining to words merely, တၢ်ဆးထဲတၢ်ကတိၤ; literal, တဘိဒီးတဘိဒ်အဒိအထဲအိၣ်ဝဲအသးကိးအဘိဒ်.
 Ver-bá'tim, *adv.* *Lat.* word for word, တဘိဒီးတဘိဒ်အဒိအိၣ်ဝဲအသးကိးအဘိဒ်.
 Věr'ber-á'tion, *n.* the impulse of a body causing sound, a beating, a striking, တၢ်ဒိတၢ်တိၢ်ထၢဆသိၣ်ဝဲ.
 Věr'bi-age, Ver-böse'ness, Ver-bös'i-ty, *n.* exuberance of words. See VERBOSE.
 Ver-böse', *a.* prolix, wordy, အိၣ်ဒီးတၢ်ကတိၤထီၣ်န့ၢ်အသး; as, a verbose speaker, ပုၤစံၣ်ဝဲထဲလီၤတၢ်ထၢတၢ်ကတိၤထီၣ်န့ၢ်အသး.
 Věr'dan-cy, *n.* greenness, inexperience. See VERDANT.
 Věr'dant, *a.* covered with growing plants or grass, green, fresh, ဝဲထီၣ်ထီၣ်ထီၣ်ထီၣ်, အိၣ်ထၢဝဲထၢသ့ၣ်ဒီးဝဲဒ်ဒီး, ဒီးနီၣ်ဒီးခံးဒီး; ignorant of the ways of the world, raw, inexperienced, green, တသ့ၣ်ညါပုၤဆလီၤအထီၣ်ထီၣ်ထီၣ်, ပုၤလီၤန့ၢ်အိၣ်ညါ.
 Věr'der-er, *n.* a keeper of the royal forest, ပုၤတဂၤထၢဆခံးထီၣ်ကွၢ်လီၤကီၢ်ဆဲၣ်ဝဲထီၣ်အဖိၤပၤအဆၢဒိကီၢ်ဖိ, သ့ၣ်ဒီးဝဲဒ်ဒီး, ထီၣ်ဒီးဖိဒီးထၢဆပုၤစုၤကန့ၢ်.
 Věr'dict, *n.* legal decision, judgement, တၢ်စံၣ်ညိၣ်န့ၢ်ဒီးန့ၢ်တၢ်.

ä, ê, î, ô, ü, y, long; ä, ê, î, ö, ù, ý, short; cäre, fär, lást, fáll, what; thère, veíl, těr̄m; pique; döne, fôr,

ယာ်ဒိ,တၢ်သဲလိာ်အသး; change, mutation, တၢ်
 သဲလိာ်,တၢ်လိာ်ဆိ.
Vic'tim, n. a creature offered in sacrifice, တၢ်
 သးသမုထၢအဘၣ်တၢ်လှၢ် ထီၣ်ဒီးထၢတၢ်ဘျီၣ် တၢ်
 ထီၣ်ပူၤ; a person ruined by another or
 by some object, ဟ့ၣ်ထၢအဘၣ်တၢ်မၤတးဂီၤဒီး;
 as, the victim of intemperance, ဟ့ၣ်ထၢအ
 ဘၣ်တၢ်တးဂီၤထၢအဒိးသံးဒိကံၤအဆိ.
Vic'tor, n. a vanquisher, a conquerer, ဟ့ၣ်ထၢ
 အခုးနၢၤခုးဆၣ်တၢ်တဂၤ.
Vic-tō'ri-ōūs, a. conquering, overcoming, van-
 quishing, ထၢအမၤနၢၤမၤဆၣ်တၢ်.
Vic'to-ry, n. conquest, triumph, တၢ်မၤနၢၤမၤဆၣ်.
Vict'ual (vit'l), v. t. to provide food for, ဟ့ၣ်
 ဒိၣ်တၢ်ဒိးဒီးထၢထၢပွဲၤပွဲၤ.
Vict'ual-ler (vit'l-er), n. one who provides
 food, ဟ့ၣ်တၢ်ဒိးထၢအဂီၢ်.
Vict'ual-ing-house, n. an eating house, a tav-
 ern, ဟ့ၣ်တၢ်ဒိးတၢ်အတံၢ်.
Vict'uals (vit'lz), n. food for man, provision,
 တၢ်ဒိး.
Vide, v. t. Lat. see, ကွၢ်တက့ၢ်.
Vi-dēl'i-ġet, Lat. adv. namely, viz, နိပစံးတၢ်အ
 သး, နိစံး.
Vie, v. i. to compete, contest, ပြၢ; as, those
 two scholars vie with each other, ဟ့ၣ်မၤ
 လိာ်ဒိးခိၣ်ဂၤန့ၣ်ပြၢလိာ်အသး.
View (vū), v. t. to look at attentively, inspect,
 ကွၢ်, ကွၢ်ထံကွၢ်အသး; to consider, ကွၢ်ဆိကမိၣ်လိာ်
 ထံး;—from an eminence, ကွၢ်မိ. —, *n.*
 the act of seeing, တၢ်ထံၣ်, တၢ်ကွၢ်; the act of
 inspecting attentively, inspection, တၢ်ကွၢ်
 လိာ်တၢ်လိာ်ဆဲး; intellectual or mental sight,
 တၢ်သ့ၣ်ညါန့ၣ်ပာ်; as, he has taken a right
 view of the subject, ဆဲးဒဲးသ့ၣ်ညါန့ၣ်ပာ်အ
 ဝုၢ်န့ၣ်ကမိၣ်; consideration, တၢ်ကွၢ်ဆိကမိၣ်,
 တၢ်ပလီၤအသး; a prospect of things within
 reach of the eye, a scene, တၢ်ကွၢ်ကတၢ်
 ခဲ, တၢ်ထၢပထံၣ်တထီဆိသ့; exhibition, pre-
 sentation to the sight or mind, တၢ်ခုးဖျါ
 ထီၣ်, တၢ်န့ၣ်ဖျါထီၣ်တၢ်လိာ်တၢ်လိာ်ဆဲး; a sketch,
 တၢ်ဆဂီၤ; conception, opinion, တၢ်ဆိကမိၣ်;

aim, intention, purpose, တၢ်ပာ်အသးထၢအ
 ကမၤဒိးခိၣ်န့ၣ်.
View'less (vū'les), a. not to be seen, invisible,
 တဖျါဘၣ်, ထၢပကွၢ်တသ့, ထၢပထံၣ်တသ့.
Vi-gēs'i-mal, a. twentieth, ထၢခဲဆံပူၤတပူၤ ၂၀.
Vig'il, n. abstinence from sleep, sleeplessness,
 watch တၢ်ဒိး, တၢ်ဒိးခိၣ်ဆိးသိ; devotion per-
 formed in the customary hours of sleep,
 တၢ်ဘျီၣ်တၢ်ဘိၣ်ပညါန့ၣ်ခဲအသးကတိၢ်; relig-
 ious duty performed on the evening pre-
 vious to a sacred day, တၢ်ဒုၣ်တၢ်ဒိးခိၣ်တၢ်ဒိး
 ပာ်စၢၤတကျးထၢဒုၣ်န့ၣ်အစီအဆၣ်ဘၣ်.
Vig'i-lance, n. abstinence from sleep, wake-
 fulness, တၢ်ဆိးသိ; watchfulness, circum-
 spection, ဒိးကွၢ်လှၢ်တၢ်, တၢ်ပလီၤအသး.
Vig'i-lant, a. watchful, circumspect, ထၢအဒိး
 တၢ်, ထၢအပလီၤအသးဂုၤဂုၤ.
Vign-ette'(vin-yēt'), n. Arch. a picture of leaves
 and tendrils, တၢ်ဆဲးတၢ်ဂီၤလိာ်ကံၤခဲဒုၣ်ဒိး
 အထၣ်ဒိးအစုးထၢပမၤဆဲးမၤထၢတံၢ်ဒိးဆိဒိးဒိးတၢ်
 ဒိးန့ၣ်တဖၣ်အသး; *Print.* an ornament for the
 title page of a book, တၢ်ဂီၤထၢအမၤဆဲးမၤထၢ
 ထီၣ်တံးကပၤထၢအဘၣ်ကွဲးအမဲးထၢအလိာ်အဂီၢ်.
Vig'or, n. strength, physical force, တၢ်ဂံၢ်ဆုၣ်ဘိ
 ဆုၣ်; strength of mind, ability, energy,
 တၢ်သ့, တၢ်သ့မး, တၢ်သးဆုၣ်.
Vig'or-ōūs, a. strong, forcible, ဆုၣ်, ထၢအထံၣ်
 ဆုၣ်ဘိဆုၣ်; done with effort, energetic, မၤ
 တၢ်ထၢဂံၢ်ထၢဂံၢ်ထၢဂံၢ်ထၢ.
Vile, a. base, mean, despicable, ကြၢးဒိးတၢ်ဒုၣ်
 န့ၣ်ဒိး, ထၢပပာ်ကဲဒိးတသ့ဘၣ်; depraved, sin-
 ful, wicked, အထၢအသိ, လိာ်ရၢ်.
Vile'ness, n. baseness, meanness, sin, wicked-
 ness. See VILE.
Vil'i-fi-cā'tion, n. slander, defamation. See
 VILIFY.
Vil'i-fy, v. t. to defame, traduce, slander, မၤ
 တးဂီၤအထၢကတိၢ်ထၢတၢ်ကတိၢ်ကတိၢ်ကတိၢ်, က
 တိၢ်ခဲသ့ခဲန့ၣ်ဂီၤ, သဲခဲသိၣ်ကထၢ.
Vil'lá, n. a country mansion, ဟ့ၣ်ထၢထူၤအတိၢ်အ
 တံၢ်ဒိးဆိဒိးထၢ.
Vil'lage, n. တဂီ, သဂီ, ခုဒိးသဂီ.
Vil'la-ger, n. an inhabitant of a village, ဟ့ၣ်ထၢ

ä, ē, ī, ō, ū, ū, long; ä, ě, ĭ, ō, ū, ŷ, short; cäre, fär, läst, fall, what; thère, veil, tērm; pique; done, fôr,

Vil'lain, *n.* a vile person, a scoundrel, a knave, ဂှၤသၢ်အဆၢ်ဒိၣ်မး.
 Vil'la-noüs, *a.* base, vile, wicked, အဆၢ်, အဆၢ်အသိ.
 Vil'lain-y, Vil'la-ny, *n.* meanness, baseness, atrocious wickedness. See VILE.
 Vil'li, *n.* Anat. (ဝံ့ထဲၤ), fibres လုၤဗြီၣ်ကိၣ်တဖၣ်န့ၣ်မိၣ်ထီၣ်အသးထၢ်မ့ၣ်တြၣ် (membrane) အလိၤခါသတးဒီးမ့ၣ်တြၣ်န့ၣ်လိၤဂၢ်ကိၣ်တဖၣ်တစဲၤ. Bot. fine hairs on leaves of plants, တၢ်လိၤဂၢ်တၢ်လုၤဗြီၣ်ကိၣ်တဖၣ်ထၢ်သ့ၣ်ထီၣ်အလိၤဂၢ်ထၢ်ပုၤအဖံးအသိး.
 Vil'loüs, *a.* shaggy with soft hairs, nappy, ဒိၣ်ကးတၢ်ထၢ်အဆၢ်မ့ၣ်ကလုၣ်; Anat. ဒိၣ်ဒီးဝံ့ထဲၤ. See VILLI.
 Vin'di-cäte, *v. t.* to maintain to be true, justify, defend, ဝၢ်တိၣ်ဝၢ်လိၤပုၤ, မၤဖျါထီၣ်တၢ်ထၢ်ပဝၢ်တၢ်ကမၣ်ထၢ်အလိၤအလိၤတဒိၣ်တဖၣ်; န့ၣ် ဖျါ ထီၣ် ဝဲ လၢအမ့ၢ်အတိ.
 Vin'di-cät'ion, *n.* defense, justification. See VINDICATE.
 Vin'di-cä'tive, *a.* vindicating, defending. See VINDICATE.
 Vin'di-cä-tor, *n.* one who vindicates, a defender, ဂှၤဝၢ်တိၣ်ဝၢ်လိၤတၢ်တဂၤ, ဂှၤတဂၤ ထၢ် အကတိၤပုၤဖျါပုၤ, ကတိၤန့ၣ်ဒီးတၢ်ထၢ်ပုၤဂၤအဂီၢ်.
 Vin-dic'tive, *a.* revengeful, သးဒိၣ်ထၢ်အကမၤထၢ်က့ၤတၢ်.
 Vin-dic'tive-ness, *n.* revengefulness. See VINDICTIVE.
 Vine, *n.* the plant that produces grapes, ခံးရံ; any climbing plant or creepeer, တၢ်အမ့ၢ်အသိ.
 Vine'-clad, *a.* covered with vines, ဒိၣ်ဒီးခံးရံခါခါ.
 Vine'-dress-er, *n.* one who has care of a vineyard, ဂှၤထၢ်အဆၢ်အကွၢ်ခံးရံအလိၤ.
 Vin'e-gar, *n.* တၢ်ဆံၣ်ထံ.
 Vine'yard, *n.* ခံးရံလိၤ, ခံးရံကရၢ.
 Vīnoüs, *a.* pertaining to wine, တၢ်သးဒီးခံးထံ.
 Vint'äge, *n.* the time of grape gathering, တၢ်ထၢ်မ့ၣ်က့ၤခံးထံသ့ၣ်အဆၢ်အကတိၢ်; the produce of the vine for the season, ခံးသ့ၣ်န့ၣ်သးခါသးခါထၢ်တန့ၣ်အဂီၢ်.

Vint'ner, *n.* a wine dealer, ဂှၤထၢ်အဆၢ်ခံးထံ.
 Vi'ol, *n.* တရီၤသရီၤ, အကလုၣ်ကလုၣ်.
 Vi'o-la-ble, *a.* capable, of being violated. See VIOLATE.
 Vi'o-läte, *v. t.* to do violence to, မၤထၢ်မၤသိထီၣ်, မၤတၢ်တတိၣ်တတြၣ်တဖၣ်; to destroy, မၤတးဂီၢ်; to transgress, လုၣ်သ့ၣ်ခါပတၢ်; to profane, ဝၢ်တၢ်စီဆံၣ်ထံတၢ်တစီဆံၣ်တဖၣ်အထီၢ်; to ravish, ဂုၣ်ဆုၣ်န့ၣ်.
 Vi-o-lä'tion, *n.* infringement, transgression, profanation, ravishment. See VIOLATE.
 Vi'o-lençe, *n.* outrage, oppression, unjust force, vehemence, တၢ်မၤထၢ်မၤဒုးတၢ်ဆုၣ်ဆုၣ်, တၢ်မၤဆုၣ်ပုၤ, တၢ်သိကဉ္စၤသိကရၣ်.
 Vi'o-lent, *a.* marked by physical force, forcible, vehement, ဆုၣ်; excited by strong feeling; as, violent passion, သးကိၣ်လုၤ.
 Vi'o-lent-ly, *adv.* done by force, တပျၢ်တပျီၤ, ဆုၣ်ကဉ္စၤကရၢ.
 Vi'o-lët, *n.* the flower, ဗီတကလုၣ်; the color, အလွဲၢ်လိၤဂၢ်ဖိထၢ်ပကိးထၢ် violet.
 Vi'o-lin', *n.* a fiddle, သရီၤတရီၤ.
 Vi'o-lin'ist, *n.* a player on the viol or violin, ဂှၤဒုတန့ၣ်တဂၤ.
 Vi'o-lin-cél'lo, *n.* a large violin, a bass-viol, သရီၤဒီးဒိၣ်.
 Vi'per, *n.* a poisonous reptile, ဂုၢ်ပုၤ; a malignant, vile person, ဂှၤမၤထၢ်တၢ်ဒုးမး.
 Vi'per-ish, *a.* like a viper, viperous, လိၤဂၢ်ဂုၢ်ပုၤ. See VIPEROUS.
 Vi'per-oüs, *a.* poisonous, spiteful, ဒိၣ်ဒီးတၢ်သးက့ၣ်သးကိၣ်, တၢ်အသး မၤထၢ်ပုၤ, ဒိၣ်ဒီး တၢ်စုၣ်တၢ်ဗျၢ်; as, a viperous tongue, ဟ့ၤထၢ်အကတိၤအာပုၤ.
 Vi-rä'go, *n.* a strong, courageous woman, a female warrior, မိၣ်ရၣ်ထၢ်အဆၢ်; a termagant, a vixen, မိၣ်ရၣ်ထၢ်အကိးဃါတၢ်, ထၢ်အဆၢ်လိၤအသးဆုၣ်တပျၢ်တပျီၤ.
 Vir'gin, *n.* a pure, unmarried girl arrived to the age of puberty, ဂှၤရၣ်ကနီၤလိၣ်ဘိ. —, *a.* remaining in a natural state, chaste, fresh, new, အဗိ, အသိ, ထၢ်ပုၤတသုအိၤဒီးတဖၣ်; as virgin gold, ထုဖိ; virgin soil, တိၣ်မိၣ်လၢ

do, wɔlf; färl, rɪde, pʊsh; e.i.o. silent; ç as s; çh as sh; ġ as j; ĝ as in ġet; ſ as z; x as çz; n as in linger.

- ပုတသွန်တၢ်ဖျးတၢ်ခိးတၢ်,တၢ်ခိးတၢ်; becoming a virgin, maidenly, modest, သၢ်အကြၢ်ခိး ပုတသွန်တၢ်ဖျးတၢ်.
- Vīr'gin-al**, *a.* ထၢ်ခိးတၢ်ဖျးတၢ်,တၢ်ခိးတၢ်,တၢ်ခိးတၢ်. *Ols.*
- Vīr'gin'i-ty**, *n.* maidenhood, ထၢ်ခိးတၢ်ဖျးတၢ်.
- Vīr'go**, *n. Lat.* a virgin, the constellation, ထၢ်ခိးတၢ်ဖျးတၢ်.
- Vī-rid'i-ty**, *n.* greenness, verdure, တၢ်ထီၤထီၤခိး နီၣ်ဖိးခိးတၢ်ဖျးတၢ်.
- Vīr'ile**, *a.* masculine, manly, ထၢ်ခိးတၢ်ဖျးတၢ်. *ရွါ, နီၣ်ဖိးခိးတၢ်ဖျးတၢ်.*
- Vī-ril'i-ty**, *n.* manhood, ဖိၣ်သၢ်ခိးတၢ်ဖျးတၢ်; the power of procreation, တၢ်ခိးတၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vīr-tu'**, *n.* objects of art or antiquity, curiosities, တၢ်ခိးတၢ်ဖျးတၢ်,တၢ်ခိးတၢ်,တၢ်ခိးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vīr'tū-al**, *a.* being in effect, not in fact, ဖျးတၢ်ထီၤထီၤခိးတၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vīr'tu-ō's**, *a.* morally good, upright, စၢ်ခိးတၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vīr'tu-ō'so**, *n.* one devoted to virtue, ပုတသွန်တၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vīr'tū-ō's**, *a.* morally good, upright, စၢ်ခိးတၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vīr'u-lence**, **Vīr'u-len-cy**, *n.* poisonousness, malignity, venomousness. See VIRULENT.
- Vīr'u-lent**, *a.* very poisonous, venomous, ထၢ်

- စၢ်ခိးတၢ်ဖျးတၢ်,တၢ်ခိးတၢ်; bitter in enmity, malignant, သးယုးယုး, သးကုၣ်သကၢ်, ထၢ်ခိးတၢ်ဖျးတၢ်.
- Vī'rus**, *n.* the poisonous liquid ejected by a snake bite, sting &c, တၢ်ခိးတၢ်ဖျးတၢ်; the poisonous matter of a sore, especially contagious matter, တၢ်ပုတသွန်တၢ်ဖျးတၢ်, တၢ်ပုတသွန်တၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vī'sā**, See VISE'.
- Vī's'age**, *n.* ခိးတၢ်ဖျးတၢ်. See ၅၂: ၁၅.
- Vī's'ce-ra**, *n.* တၢ်ခိးတၢ်ဖျးတၢ်.
- Vī's'ce-ral**, *a.* ထၢ်ခိးတၢ်ဖျးတၢ်,တၢ်ခိးတၢ်.
- Vī's'cid**, **Vī's'cous**, *a.* sticky, adhesive, tenacious, စၢ်ခိးတၢ်ဖျးတၢ်.
- Vī's'cid'i-ty**, *n.* See VISCID.
- Vī's'count** (vī'kount), *n.* ပုတသွန်တၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vī'se**, *n.* a griping iron press, နီၣ်ဖိးခိးတၢ်ဖျးတၢ်.
- Vī's'e'** (ve-zā'), *n.* an indorsement of a passport, တၢ်ခိးတၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vī's'i-bil'i-ty**, *n.* visibleness. See VISIBLE.
- Vī's'i-ble**, *a.* perceivable by the eye, apparent, ထၢ်ခိးတၢ်ဖျးတၢ်.
- Vī's'ion** (vizh'un), *n.* the act of seeing, တၢ်ခိးတၢ်ဖျးတၢ်; as, faith is turned into vision, တၢ်ခိးတၢ်ဖျးတၢ်; the faculty of seeing, sight, စၢ်ခိးတၢ်ဖျးတၢ်; as, vision is far more perfect in some animals than in others, ထၢ်ခိးတၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*
- Vī's'ion-a-ry**, *a.* imaginary, fanciful, ညိၣ်ခိးတၢ်ဖျးတၢ်. *ထၢ်ခိးတၢ်ဖျးတၢ်.*

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ŏ, ů, ŷ, short; cāre, fār, lāst, [fall, w hæt; thēre, veil, tērm; pīque; dōne, fūr,

Vis'it, *v. t.* to go or come to see, attend, ခဲ့ကြိုက်၊ လာကြိုက်၊ အိမ်သွား; as, a physician visits the sick, ကဆံခင်ဆရာဝန်ကလေးပေးဆေး; to inspect, examine, လာကြိုက်စစ်ဆေး; as, a superintendent visits works under his charge, စာရင်းစစ်ရေးမှူးကလေးပေးဆေး; to visit for the purpose of social intercourse, အိမ်သွား; in Scripture language, to come to for the purpose of chastising, rewarding, comforting, or the like; as, to visit in mercy, အိမ်သွားအိမ်လာတတ်သောကဏ္ဍိ; to visit one in wrath, အိမ်သွားပျက်စီးစေခြင်း။

Vis'it, **Vis'it-a'tion**, *n.* See VISIT, *v. t.*

Vis'it-ant, *n.* a visitor or visiter. See VISIT, *v. t.*

Vis'it-er, **Vis'it-or**, *n.* See VISITANT.

Vis'it-o'ri-al, *a.* ထပ်စားခြင်းလေးအိမ်သွားလေးတတ်သည့်သမားအစရှိသည်။

Vis'or, *n.* a helmet perforated for the purpose of seeing through, a mask, နှိုက်ကျောက်ခွက်၊ အိမ်သွားတပ်ကပ်မျှတစေရန်အတွက်အသုံးပြုသောမျက်နှာစိမ်းခွက်။

Viss, *n.* a measure of weight, မိရိ။

Vis'ta, *n.* a view or prospect through an avenue, တက်ကြွစေရန်အတွက်အသုံးပြုသောမြေပုံအစီအစဉ်။

Vis'u-al, *a.* relating to sight, ထပ်စားခြင်းတပ်ဆင်ခြင်း။

Vit'al, *a.* having life, living, အိမ်သမား; pertaining to life, ထပ်စားခြင်းတပ်ဆင်ခြင်း; essential to life, ထပ်စားခြင်းတပ်ဆင်ခြင်းအတွက်အသုံးပြုသောအိမ်သွားအစီအစဉ်; necessary, essential, highly important, အကျိုးရှိရှိ, အစဉ်အတိုင်းအသုံးပြုသောအိမ်သွားအစီအစဉ်, တပ်ဆင်ထားသောထပ်စားခြင်းအစီအစဉ်။

Vi-tal'i-ty, *n.* life, animation, တပ်ဆင်မှု။

Vit'al-ize, *v. t.* to make vital or alive, give life to, ဒူးသမားအစရှိသည်။

Vit'als, *n. pl.* the organs essential to life, တပ်ဆင်မှုအသုံးအဆောင်အစီအစဉ်အစရှိသည်။

Vit'i-ate (*vish'i-āt*), *v. t.* to injure, damage, impair, မာတင်တင်တင်; to invalidate, make void, ဒူးလေးတပ်ဆင်ခြင်း။

Vit'i-a'tion (*vish'i-ā'shun*), *n.* depravation, corruption, invalidation. See VITLATE.

Vit're-ous, *a.* pertaining to glass, ထပ်စားခြင်း

ထပ်စားခြင်းလေးအစရှိသည်; *lkie glass*, ထပ်စားခြင်းလေးအစရှိသည်။

Vit'ri-fy, *v. t.* to become glass, ထပ်စားခြင်းလေးအစရှိသည်။ —, *v. t.* to convert into glass, ဒူးလေးတပ်ဆင်ခြင်း။

Vit'ri-ol, *n.* ထပ်စားခြင်းလေးအစရှိသည်; blue vitriol, ဒူးလေးတပ်ဆင်မှု, ဒူးလေးတပ်ဆင်မှု; green vitriol, ဒူးလေးတပ်ဆင်မှု; white vitriol, ဒူးလေးတပ်ဆင်မှု။

Vit'ri-ol'ic, *a.* ထပ်စားခြင်းလေးအစရှိသည်။

Vi-tu'per-ate, *v. t.* to blame, censure, abuse, reproach, ပင်တပ်ကပ်ဆင်ထားသောလေးအစရှိသည်။

Vi-tu'per-a'tion, *n.* blame, censure. See VITUPERATE.

Vi-tu'per-a-tive, *a.* containing censure, abusive, ထပ်စားခြင်းလေးအစရှိသည်။

Vi-vā'ciouſ, *a.* sprightly, active, gay, animated, သူ့ဗွဲသားညီ။

Vi-vā'ciouſ-ness, **Vi-vā'ci-ty**, *n.* liveliness, gayety, animation, တပ်ဆင်မှုဗွဲသားညီ။ See LIVELINESS.

Vi-vā-vō'ce, *adv. Lat.* by the living voice, ထပ်စားခြင်းလေးအစရှိသည်။

Viv'id, *a.* bright, lucid, strong, as light or color, ထပ်စားခြင်းလေးအစရှိသည်; as impressions or operations of the mind, ထပ်စားခြင်းလေးအစရှိသည်။

Viv'id-ness, *n.* life, strength, sprightliness, brightness. See VIVID.

Viv'i-fi-ca'tion, *n.* restoration to life, revival. See VIVIFY.

Viv'i-fy, *v. t.* to endue with life, quicken, ဒူးထပ်စားခြင်းလေးအစရှိသည်။

Vi-vip'a-rouſ, *a.* ထပ်စားခြင်းလေးအစရှိသည်။

Viv'i-sec'tion, *n.* တပ်ဆင်မှုအစရှိသည်။

Vix'en, *n.* a termagant, an ill tempered woman, မိန်းမလေးအစရှိသည်။

do, wolf; fūrl, rŭde, pŭsh; e.ſ.ſ. silent; ç ass; çh aſſh; ĝ as j; ĝ as in ĝet; ſ as z; x aſſgz; n as in linger.

Viz, a. (a contraction of videlicet), to wit, that is, namely, နှိပ်စားတော်မူသော၊ သာသနာတော်တော်တော်တော်။

Viz'ard, n. See VISOR.

Viz'ier (viz'yer), n. တော်တော်တော်တော်တော်တော်။

Vo-căb'ŭ-la-ry, n. a dictionary, a lexicon, သုံးစွဲရာ* ; a sum or stock of words employed, တော်တော်တော်တော်။

Vō'cal, a. having a voice, အော်မြဲအော်မြဲ ; uttered by the voice, သာသနာတော်တော်တော် ; as, vocal prayer, တော်တော်တော်တော်။

Vō'cal-ist, n. a vocal musician, a singer, ဟိုသားဝံ့တော်တော်။

Vo-ca'tion, n. summons, call, တော်တော်တော် ; the calling to some state or situation, တော်တော်တော် ; employment, occupation, profession, trade, တော်တော်တော်။

Vōc'a-tive, a. တော်တော်တော်။ —, *n.* Gram. နှိပ်စားခြင်းကွပ်ကဲ (case) သာသနာတော်တော် ; as, O Lord, ကော်ခေါ်။

Vo-cif'er-ate, v. i. to utter loudly, exclaim, ကော်ခေါ်။

Vo-cif'er-ā'tion, n. a violent outcry. See VOCIFERATE.

Vo-cif'er-ous, a. clamorous, noisy, သာသနာတော်တော်။

Vogue (vōg), n. temporary mode or custom, တော်တော်တော်။

Voice, n. sound emitted by the mouth, တော်တော် ; See ဘွဲ့၊ ဝေ၊ ဝေ၊ ဝေ၊ ဝေ၊ ဝေ ; speech, တော်တော် ; mode of speaking, singing &c, as, a pleasant voice, ကော်ခေါ် ; a low, guttural voice, ကော်ခေါ် ; a sharp, shrill voice, ကော်ခေါ် ; a hoarse voice, as with a cold, ကော်ခေါ် ; a loud voice, ကော်ခေါ် ; vote, suffrage, opinion, တော်တော် ; as, the voice of the people, တော်တော်။

Void, a. empty, vacant, အော်မြဲ၊ လိုလဲ ; null, အော်မြဲ ; devoid, destitute, တော်တော်။ —, *v. t.* to nullify, ဝေ၊ ဝေ ; to leave, quit, တော်တော် ; to vacate, ဝေ၊ ဝေ။

မေ့မေ့၊ မေ့မေ့ ; to emit, evacuate ; as, to void excrement, တော်တော်။

Void'a-ble, a. capable of being evacuated, တော်တော် ; capable of being avoided, တော်တော်။

Void'ance, n. the act of emptying, ejection, တော်တော် ; the ejecting from an office, တော်တော် ; vacancy, as of an office, တော်တော်။

Void'ness, n. emptiness, vacuity, nullity. See VOID.

Vō'lant, a. flying, သာသနာတော် ; current, တော်တော် ; nimble, active, rapid, တော်တော်။

Vōl'a-tile, a. capable of being dissipated or of passing easily into the aëriform state, as hartshorn, alcohol &c. ; သာသနာတော် ; lively, gay, airy, တော်တော် ; apt to change, fickle, တော်တော်။

Vōl'a-tile-ness, Vōl'a-til'i-ty, n. disposition to exhale or evaporate, sprightliness, levity, fickleness. See VOLATILE.

Vōl'a-til-ize, v. t. to cause to evaporate, တော်တော်။

Vol-căn'ic, a. relating to a volcano or volcanoes, တော်တော်။

Vol-că'no, n. a burning mountain, တော်တော်။

Vōl'i-tā'tion, n. flight, (rare) တော်တော်။

Vo-lit'ion, n. the act of willing, choice, purpose, တော်တော် ; the power of willing, တော်တော်။ See WILL, 1st def.

Vōl'i-tive, a. the power to will, တော်တော် ; pertaining to the will, volitional, တော်တော်။

Vōl'ley, n. the discharge of many small arms at once, တော်တော် ; a burst or emission of many things at once ; as, a volley of words, တော်တော်။

ä, ê, î, ð, ù, ÿ, long; ä, ë, ï, ö, ů, ý, short; cäre, fär, läst, fall, what; thère, veil, tèrm; pique; done, fòr,

Vow, *v. t.* to dedicate to God by a solemn promise, devote, ဆိပ်လီၤသးထာၤအကမၤသ့ၣ် တၢ်ဒ်အံၤဒ်န့ၤ. See ခံၣ်. ၅:၄; to assert solemnly, asseverate, ဆိပ်လီၤသးထာၤအခွၢ်တၢ်ဒ်အံၤဒ်န့ၤ; to make a solemn promise, ဆိပ်လီၤသး. —, *n.* a solemn promise made to God or to some deity, တၢ်ဆိပ်လီၤသးထာၤအကမၤအခဲၣ်ညါထာၤအကမၤဒ်အံၤဒ်န့ၤ; a pledge of fidelity and love; as, the marriage vow, တၢ်ဆိပ်လီၤသးထာၤအကမၤအခဲၣ်အမိၣ်ဂ့ၤ, အဝါဂ့ၤဒီးအခဲၣ်ထဲၣ်အိၣ်တၢ်ဖိၣ်တဖိၣ်အကမၤ.

Vow'el, *n.* an independent articulation, ထံၣ်ခဲၣ် ဖျၢၣ်ထာၤပကလုၢ်ထီၣ်အိၣ်တဖျၢၣ်ဖိၣ်သ့, ထာၤအခဲၣ်ဂထံၣ်အ ကျိၣ် မှၢ် a, e, i, o, u, ဒီးဆၣ် တစုစု w and y, ထာၤပကလုၢ်အကျိၣ်, အါ, အံ, အါ, အု, အု, အု, အဲ, အိ, အိ.

Voy'age, *v. i.* to journey by water, ထဲၣ်တၢ်ထာၤ ချံၣ်ကတိၤဖိၣ်. —, *n.* a journey by water, See VOYAGE, *v. i.*

Voy'a-ger, *n.* one who sails, ပုၤထဲၣ်တၢ်ထာၤချံၣ်က တိၤဖိၣ်.

Vul'gar, *a.* pertaining to the common people, ထၣ်ဆးပုၤထံၣ်ဖိၣ်ကိၢ်ထာၤအတၢ်ပုၤ အဒိၣ် အပုၤဆၣ်; vernacular, ထၣ်ဆးဒီးအထံၣ်အကိၢ်ဒ်ခဲၣ်; as, our vulgar tongue, ပကလုၢ်ဒ်ခဲၣ်ပဲ; mean, low, unrefined, တဆံတထာၤဆၣ်, တဒ်ပုၤသ့ထံၣ်သ့ထဲၣ် ဖိၣ်သးဆၣ်. —, *n.* the common people, ထံၣ်ဖိၣ်ကိၢ်ဖိၣ်ထာၤအတၢ်ပုၤအဒိၣ်အပုၤဆၣ်.

Vul'gar-frac'tion, *n. Arith.* a common frac-tion, တၢ်သ့ၣ်ဒိၣ်ဒီးအဒိၣ်မၤသးဒ်အံၤ, န့ၤ.

Vul'gate, *n.* an ancient Latin version of the Scriptures, ထံၣ်စီဆံၣ်ထာၤပုၤထာၤမိၣ်ပုၤအကျိၣ်ထာၤ ပရံၣ်ကွံၣ်အၢၣ်လီၤဝဲဒ်.

Vul'gar-ism, *n.* an uncouth or vulgar phrase, တၢ်ကထိၤထာၤပုၤတသ့ထံၣ်သ့ထဲၣ်သ့ညါန့ၣ်ဝဲ, တၢ်ကထိၤ တမံထာၤဆၣ်; grossness of manners. See VULGARITY.

Vul-gär'i-ty, *n.* grossness of manners or lan-guage, တၢ်အလုၢ်အထံၣ်တမံတထာၤဆၣ်, အလုၢ်အ ထံၣ်လီၤဂၢၢ်ပုၤမၤတက့ၣ်ဖိၣ်အလုၢ်အထံၣ်အသး.

Vul'ner-a-ble, *a.* capable of being wounded or injured, ထာၤပမၤဆဲၣ်, မၤအာၤမၤဒီးအိၣ်သ့, ထာၤပ မၤဟးဂိၤအိၣ်သ့; as, a vulnerable reputa-tion, တၢ်ထာၤကမၤဒီးန့ၣ်ဆၣ်တၢ်မၤဟးဂိၤအိၣ်သ့; the army was vulnerable in that one point, သးပုၤသံၣ်ဘိၣ်န့ၣ်အဒုၣ်အဒါဒးဆၣ်အိၣ်လၢအလီၢ်တပုၤ န့ၣ်သ့.

Vul'ner-a-bil'i-ty, **Vul'ner-a-ble-ness**, *n.* See VULNERABLE.

Vul'ner-a-ry, *a.* useful in healing wounds, ထာၤအဂ့ၤထာၤပမၤကျိၣ်က့ၤတၢ်ပုၤလီၢ်အဂီၢ်.

Vult'ure, *n.* လိတံၣ်.

Vult'ur-ine, **Vult'ur-ous**, *a.* like a vulture, လိ တံၣ်လိတံၣ်; rapacious, အိၣ်တၢ်ဒ်တၢ်ဆၣ်ဝဲ အသး ဒိၣ်ဒိၣ်ကထံၣ်.

à, è, ì, ò, ù, ÿ, long; ä, ë, ï, ö, ü, ÿ, short; cäre, fär, läst, fall, what; thère, veil, tèrm; pique; done, för,

sin, အိမ်ထောင်တော်ခွဲထွက်တော်ခွဲအားမိတော်ကလွန်ကလေး၊ တော်အိမ်သားအိမ်ဝင်မီးတော်ခွဲနှင့်တဖန်။

Wal'nut, *n.* သွန်သင်တကလွန်။

Waltz, *n.* a dance performed by two persons, တော်ဝဲကထိန်ခဲဝဲတကလွန်; a piece of music for this kind of dance, ခုခဲလောတော်ဝဲကထိန် တကလွန်ခဲဝဲအစီရိ။ —, *v. i.* ဝဲကထိန်ခဲဝဲလော အစီရိခဲဝဲအသီး။

Wam'pum, *n.* small beads made of shells, used for coin, သွန်, ထောပုလဲအမှတ်ရကမိထောပုလဲ သွန်ထောပုလဲအမှတ်ထောပုလဲအမှတ်အစီရိ။

Wan, *a.* pale, လိပ်ဝါ; sickly, မဲမဲလောသားမိတော်ဆီ အိမ်ထောင်လိပ်ဝါ။

Wand, *n.* a small stick, a rod, သွန်ခွမိ; a staff of authority, နိုင်တိတိလောအမှတ်တော်ပတည် အတော် ပနီနီ။

Wan'der, *v. i.* to ramble, stroll, rove, တားပုလဲ ဆုအံဆုနူး; to stray away, တားလိန်ကွန်အလိပ် ခုခဲဝဲ; to deviate from the right, err, တားပျိုး ကျဲ, မကမန်; to be delirious, ကခိကချို, ကတိ မှီကတိ, မှီ, မလောသားကလိကလိပ်။

Wane, *v. i.* to decrease, as the moon, လိပ်ကျဲ; to fail, sink, decline, as strength or days, ဆံးလိပ်ရှာလိပ်။ —, *n.* the wane of the moon, ထိုပျဲတော်လိပ်; diminution, declension, failure, decrease, as of strength, influence and the like, ဆံးလိပ်ရှာလိပ်; as, the power of the king is on the wane, မိ ပလဲအစီအကမိဆံးလိပ်ရှာလိပ်။

Wan'ness, *n.* sallowness, paleness. See WAN.

Want, *v. i.* not to be present, improperly absent, လိပ်; as, one of my class is wanting, ထောပုလဲထိန်တဖန်ခိခဲဝဲထောပုလဲ; to be deficient, lack, fall short of, တထောတပျဲထောင်, လိပ် ခိခဲ; as, it wants ten minutes of four o'clock, လိပ်ခိခဲအခိခဲနိးတဆံးမိးကတည်လွန်နီနီရိန်။ —, *v. t.* to be destitute of, not have, တအိပ် ထောင်; as, to want knowledge, အတော်သွန် ညှိတအိပ်ထောင်; to need, require, အလိပ်အိပ်ဝဲ; to desire, crave, အခိခဲမိး, လိပ်ခွဲ, ထောနီ။ —, *n.* destitution, absence of what is needed, တော်တအိပ်ထောင်; as, want of food, တော်အိပ် တော်အိတ်တအိပ်ထောင်; that which is desired, တော်

ထောအိပ်ခွဲနှင့်ထောင်အသား, တော်ထောအဆောနီ; as, his wants are many, his needs are very few, တော်ထောအိပ်ခွဲနှင့်ထောင်အသားအိပ်ခဲ, မှုမှုတော်ထောအလိပ် အိပ်ဝဲရှာမလိပ်; penury, poverty, တော်ဖျိန် တော်ထောင်။

Wan'ton, *a.* unsteady, frolicsome, မလောသားကခိ ကခါ, လိပ်ကွဲခဲ; immodest, တသိန်ရှူးလိပ်တော် ထောင်; unrestrained, running to excess, မလဲအသားခိခဲ, မတထောကွန် အသား; indulging in sensuality, lewd, lustful, lascivious, ညှိနှိုက်ကလွန်ပျန်ကလွန်ခွါ, သားကတော်။ —, *v. i.* to play wantonly or without restraint, revel, လိပ်ကွဲမဲအတည်ခိခဲအသား; to play lasciviously, ကထိးကစီနီ, ကလိပ်ကထောင်, အထိးအိတ်သွါ။ —, *n.* a lewd person, ပုလဲထဲစီကိတ်, ပုလဲ လွန်ပျန်ကလွန်ခွါ။

Wan'ton-ness, *n.* sportiveness, waggery, sensuality, licentiousness. See WANTON, *a.*

War, *n.* a public contest, တော်ခူးသိန်ခူးသူး, တော်ခူး တော်ထော; enmity, hostility, တော်ထိခန်ထိခါ။ —, *v. i.* to fight, contend, ခူးတော်ထောတော်။

War'-beaten, *n.* destroyed by war, တားပိဝဲထော တော်ခူးတော်ထောအပုလဲ။

War'ble, *v. t.* to sing in a trilling manner, as certain birds, ကမဲခိခိခိ; to utter musically, carol, သားခိခိထောကလွန်ပျန်။

War'bler, *n.* a singer, a songster, said chiefly of birds, ထိန်ထောအကမဲခိခိခိ, ပုလဲထောအသားခိခိတော် လိပ်ဝင်ခိထိန်ကမဲခိခိခိအသီး။

War'-boat, *n.* a war-ship, a man-of-war, ကဘိ ခူးသူး။

Ward, an affix used in the composition of many words denoting tendency to, or motion towards and the like, တော်ကတိတော်ဘိထံ ထောင်တော်မဲဘူးအသားထောတော်ကတိ အက အမိးနီ ခါ ထိခိးအခိပညှိမှု, လိပ်ဆုအံဆုနူး, နီအံ, upward, လိပ်ဆုထူး, downward, လိပ်ဆုထွန်, heavenward, လိပ်ဆုမှုခိခိ, မိးခိခိနှင့်တဖန်။ —, *v. t.* to watch, guard, မိးတော်; to fend off, repel, defend, မတမိတော်, ကထောင်တော်။ —, *n.* the act of guarding, guardianship, တော်အိန်မိး တော်; that which wards off or repels, defense, protection, တော်ကထောင်တော်, တော်ကစီ

dq, wqlf; furl, ryde, push; e. i. o. silent; ç as s; çh as sh; ĝ as ĵ; ġ as in ġet; s as z; x as gz; n as in linger.

ဆပ်; custody, confinement, တာ်ဒူးဆပ်; a minor or a person under a guardian, ပှတဝထာဆေဗ်ဒီးပှဆဲးက့ကွာ်က့ကထကထလ် ဆိတဝါဆေဗ်ထပ်; a division of a city, ဝှထပ် တာ်ဒီးဝဲးဆေဆါ; a check in a lock, နိုင်ပံးစဲး.

Ward'en, n. a keeper, a guardian, ပှထာဆေဗ် ဒီးတာ်; ပှထာဆဲးက့ကွာ်က့ကထာ်.

Ward'er, n. a keeper, a guard, ပှဒီးတာ်ဒီး; a staff of command, နိုင်ထီးဆိထာဆေဗ်တာ်ဖိက မိထေတာ်ပနိန်.

Ward'robe, n. a portable closet where clothes are kept, an almira, တထီးထေထာပှပပ် တာ်က့တာ်ဆီးထေဂီ; wearing apparel in general, တာ်က့တာ်ဆီး.

Ward'ship, n. guardianship, တာ်ပာထပ်ဒီးဆဲးက့ ကွာ်က့တာ်ဆေဗ်ထေက့; the state of being under a guardian, ပှထာဆေဗ်တာ်ဒီးဆိ, ပှထာ ဆေဗ်တာ်ဆဲးကွာ်ဆိ.

Ware, n. (used chiefly in the plural), wares, goods for sale, တာ်ဒီးတာ်ထေထာပှကဆေဗ်; manufactured articles, စုကဲးဒိန်ကဲး, က ထဲာ်ထာ်ထာပှတုဆိမေဆိထာပှကသုဆိထေဂီ.

Ware'house, n. a storehouse, a godown. See GODOWN. —, v. t. to deposit or store in a warehouse. See STORE, v. t.

War'fare, n. a public contest, war, တာ်ဒူးတာ်ထာ; enmity, hostility, တာ်ထေဗ်တာ်ထေဗ်. See WAR.

Wa'ri-ness, n. caution, care, vigilance. See WARY.

War'like, a. pertaining to war, military, martial, တပ်ဆဲးဒီးတာ်ဒူးသူးဒူးထပ်; disposed to war, hostile, ညိန္နာ်ဒူးတာ်, ထေဂီဒီးတာ်ဒူးသူးဒူး ထပ်; having the appearance of commencing hostility, ထေဂီထာဆေကဒူးထေထပ်တာ်ဒူး တာ်ထာ.

Warm, a. having heat in a moderate degree, ထာ; ardent in temper, excitable, သးဆူန်; eager, သးဝဲထာဆေပှ; violent, vehement, သးဆူန်ဒူးမေ. —, v. t. to acquire a moderate degree of heat, ထာထေဗ်; to become ardent, excited, ဆေသးဆူန်ထေဗ်. —,

v. t. to make warm, ဒူးထာထေဗ်; to make ardent, excite, မေဆူန်ထေဗ်, မေကီထေဗ်ဆေသး.

Warm'-blood'ed, a. having warm blood, ဒိန်ဒီး သွန်ထာဂီပှကညိဒီးဆေဗ်ဒီးကီဒီး, ထေဗ်ထေဗ်ဒီးဆေသး.

Warm'-heart'ed, a. affectionate, cordial, sincere, သးဒိန်တာ်, သးဒိန်ဒီးဘာ်ဆေဗ်တာ်ကွံ.

Warm'ing-pán, n. သွန်ထာဆဲးကးဒိန်ဒီးနိန်ထာ်ဆိထေထေ ထာပမထာထေဗ်ထေဂီ.

Warmth, n. gentle heat, တာ်ထာ, တာ်ကီထေဗ်ဒီး; zeal, ardor, eagerness. See WARM, a.

Warn, v. t. to give notice of danger, caution, ကထီးထေထေသး; to give previous information, notify, ဒူးဆူန်ညါပပ်စာ; to notify by authority, ဒူးဟူထေဗ်ထာထေဗ်ဒီးထေကထာ်.

Warn'ing, n. notification, caution, admonition. See WARN, v. t.

Warp, n. the threads which run lengthwise in the loom and are crossed by the woof, ဆထူန်တဒီး. —, v. t. to turn up at the sides, ကထာထေဗ်; to twist out of a plane, ကထာကွန်; Fig. to incline from a straight course, deviate, swerve, ထေကမန်, ဒိန်ဒီးသး ကွန်, သးတထေထေဗ်. —, v. t. to twist out of place, မေကထာ, မေကထာကွန်; to turn aside, pervert, prejudice, ဒူးထေကမန်, ဒူးဆပ်ကမီ ဆေသး, ဒူးဆိကဒိန်တထပ်; to warp a ship, ထူး ဆိကထာဆေထေဗ်ထာပှပှထာပှမေဒိန်.

War'rant, v. t. to authorize, ဟုန်ဆဲး; to engage for, guaranty, ဆူန်ဆေသးထေထေဂီ, ဆူန်ဒိန်ဆေ သး; to justify, maintain, ပန်ထေထာ်ထေထေဗ်. —, n. authority, ဆဲးထာဆေကမေဗ်ဆဲးဒူး; a legal document or precept to seize a person, ထေဗ်တထုန်ဒိန်ဒီးဆဲးထေထေကမီန်နုပှ မေတာ်ကမန်ဒီးထေဂီ; a search-warrant, ထေဗ် ဒိန်ဒီးဆဲးထေထေဗ်ထေဗ်နုတာ်.

War'rant-a-ble, a. justifiable, defensible, ထာ ပပ်ထေဗ်ထေထေဗ်ထေဗ်, ထာပထထာပှမေဒိန်.

War'rant-er, n. one that authorizes, ပှထာဆေ ဟုန်ထေထေဗ်ဆဲးတဝါ; a guarantor, ပှထေဗ်ဒိန် ဆေသး; as, the warranter of a horse, ပှထေဗ် ဒိန်ဆေသးထေထေဗ်ထေဗ်နုတာ်.

War'ran-ty, n. a warrant, တာ်ဟုန်ဆေဗ်ထေထေဗ်, တာ်ဟုန်ဆဲး; a guaranty, တာ်ထေဗ်ဒိန်ဆေသး.

á, è, ì, ò, ù, ý, long; ä, ë, ï, ö, ü, ÿ, short; cäre, fār, lást, fall, whät; thère, veíl, tèrm; píque; dóne, fòr,

- Wäxed'ënd, *n.* လှိုင်ခမ်းရိုထာပူ၊ ဝှစ်ထာမီး။
- Wäx'flower, *n.* an artificial flower made of wax, ဖိထားထပ်တပ်မာလဲထီၣ်ဝဲထာကနဲးမီး; a natural flower resembling wax, ဖိဝါတက လှိုင်ထာအလီၤဝဲကနဲးမီး။
- Wäx'-work (-würk), *n.* work made of wax, တပ် ထာအကွဲၤခဲၤပုၤကညီၤ, နိမိဒိးတပ်ၣ်နီၣ်တ ဖေ် အ သိး ထာပူၤဒူးလဲထီၣ်ဝဲထာကနဲးမီး။
- Wäx'y, *a.* resembling wax, ထာအကွဲၤခဲၤပုၤလီၤဝဲက နဲးမီး; adhesive, viscid, ဝဲသူးဝဲ; soft, pliable, ခပ်, တကီၤထပ်။
- Wäy, *n.* a passage from one place to another, a transit, တပ်အသျှင်ခါၤ, တပ်ဖိဝဲ; a road, a path, a passage, a street, ကျဲ; the means by which anything is accomplished, device, scheme, တပ်ကွဲၣ်တပ်ဆေးထာအဒူးလဲထီၣ် တပ်; manner, method, mode, တပ်အလှိုင်အ ထပ်; determined course, တပ်ဝဲအသးခဲၣ်ဝဲ, တပ်ခိးအသးခဲၣ်ဝဲ; as, give the child his own way, ထုၣ်ဖိထပ်ၣ်နီၣ်မာခိးအသးခဲၣ်ဝဲ အ သိးတကွဲ; by the way, in passing, aside; တပ်ကတီၤ ကပတပ်တဘိထာအထပ်ဆေးခိးတပ်ကတီၤ အ မိၣ်ပုၤ; to be under way, as a ship, ထဲၤတပ်အသိ။
- Wäy'far-er, *n.* a traveller, ပုၤထဲၤတပ်ဖိ။
- Wäy'far-ing, *a.* travelling, passing, ထာအထဲၤ တပ်ကတီၤ; as, a wayfaring man, ပုၤထဲၤတပ် ဖိ။ See နိၣ်ညီၣ်. ၁၉: ၁၇။
- Wäy'läy, *v. t.* to wait for secretly on purpose to harm, ခိးခူထုၣ်ပုၤထာကျဲၣ်ကမာထာမာဒူးအိၣ်ခိး ကိး; to beset in ambush, မာထာပုၤထာအခိၣ် ထာကျဲၣ်အခါရို။
- Wäy'-märk, *n.* a mark to guide travellers, တပ် မာနီၣ်ဆင်ကွဲၣ်ခိးအသုတတးပျိးတဂုၤအခိၣ်။
- Wäy'-pä'ssen-ger, *n.* ပုၤထာအခိးထီၣ်ခွဲၣ်ကတဘိဖိၤခွဲၣ် ဂုၤ, ထုၣ်ဖိလီၤဖိၤခွဲၣ်ဂုၤ, ထာကျဲ, ထာတပ်ထဲၤ အသျှင် ခါ။
- Wäy'ward, *a.* froward, perverse, willful, ဝူ ထဲအသးခဲၣ်ဝဲ, ဖပ်အသးကနူၤကနူၤ, ကလီၤနီၣ်, နီၣ်ကွဲၣ်။
- Wäy'ward-ness, *n.* frowardness, perverseness. See WAYWARD.
- Wē, *pron. pl.* of I, ဝ; as, we will go, ဝကထဲၤ။
- Wēak, *a.* not strong, as a bridge, fence and the like, တဂါတကျၤထပ်; feeble in body,

- infirm sickly, ဝိၣ်ခိးထီၣ်ခိး, အကုၤအကွဲၣ်; feeble in mind, unwise, foolish, သုၣ်တတးသးတတး; feeble in purpose, သုၣ်တဂါၤသးတကျၤထပ်; weak in voice, အကလှိုင်ဗြိကံး; not much impregnated with pungent or stimula- ting ingredients, as tea, coffee, broth &c, tasteless, flat, သျှိကမဲၣ်, အတုၣ် (taste) တထာ တပွဲထပ်, အထာထီၣ်တဖါထပ်။
- Wēak'en, *v. t.* enfeeble, debilitate, enervate, as the body or mind, မာခိးထီၣ်ခိးအထီ; to reduce in strength or spirit, as tea, broth, and the like, မာထီၣ်ထီၣ်အထီ, နိးအထာ ထီၣ်ကဒူးထီၣ်။
- Wēak'-head'ed, *a.* feeble-minded, ထာအတပ်ကွဲၣ် သူးထပ်ခွဲၣ်, ကွဲၣ်တသူးတထပ်တဂါထပ်။
- Wēak'-heart'ed, *a.* wanting courage, spirit- less, အသးတခုတလှိုင်ထပ်, တရုထပ်။
- Wēak'ly, *a.* infirm, not strong, တရုထပ်။ —, *adv.* See WEAK, *a.*
- Wēak'ness, *n.* infirmity of body, debility, feebleness, တပ်အကုၤအကွဲၣ်; want of judg- ment, feebleness of mind, foolishness, တပ်ကွဲၣ်ထပ်ခိးသုတအိၣ်တဂါထပ်; infirmity of mind, irresoluteness, frailty, fault, တပ်မာ ကမၣ်ထာအဝိၣ်ခိးထီၣ်ခိးအထီ။
- Wēal, *n.* prosperity, happiness, တပ်ဘိၣ်တပ်ညီ, တပ်ရင်တပ်ရင်; a wale. See WALE.
- Wēald, *n.* See WOLD.
- Wēalth, *n.* riches, possessions, property, တပ် ထူးတပ်ထီၤ, တပ်ရင်ထီၣ်ခိၣ်ခိၣ်ခိၣ်။
- Wēalth'i-ness, *n.* prosperity, richness. See WEALTHY.
- Wēalth'y, *a.* opulent, affluent, rich, ထီၣ်ခိးတပ် ထူးတပ်ထီၤ, တပ်ရင်ထီၣ်ခိၣ်ခိၣ်ခိၣ်။
- Wēan, *v. t.* to put from the breast or udder, ဖြါအနီၣ်, ဖြါအနီၣ်; to detach from a habit of, ဖြါတွဲၣ်အထုၣ်အထပ်။
- Wēaned, *a. p. p.* as a child, ဖိသျှင်ဖြါနီၣ်။ See ဖြါ. ၁၁: ၁; as from a habit, ထာအထုၣ်တွဲၣ် အထုၣ်အထပ်, တမိၣ်မာအသးထာထပ်။
- Wēap'on, *n.* any instrument of combat; as, swords, guns &c. ခုကထဲၤ, ခုကထဲၤခိၣ်ကထဲၤခိၣ် ဖိးဒူးဖိး, သိၣ်ကျိသိၣ်ဒူးဖိးထာခိၣ်နီၣ်တထပ်။

ä, é, i, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre, fär, läst, fall, what; thäre, veil, tärn; pique; döne, för,

စားဖိမိုး; as, a wedding garment, ဟုမိုးဖိမိုး ကုထေးတဘွင်; a wedding outfit, ဟု မိုးဖိမိုး တက်ကုတက်သီးဖိမိုးတင်ဒ်န့ၣ်သီးတခွင်.

Wed'ding-cake, *n.* မူးအုကိပ်.

Wed'ding-day, *n.* ချီတင်အရက်နံ့.

Wedge, *n.* a mass of metal; as, a wedge of gold, တူကိလိပ်; the double inclined plane, တက်တရက်ကတျင်, ကျွေးသး.* —, *v. t.* to fasten with a wedge, မိနွှင်ဆင်ကျွေး, မိနွှင်ဆင်တက်တရက် ကတျင်; to crowd or compress closely, မကတင်, မကတင်ကတင်. —, *v. i.* to be wedged in, အိပ်ကတင်, လီကတင်, လီကြိလီကြွေး.

Wed'lock, *n.* marriage, matrimony, တင်ချီအသး, တင်အိပ်စုင်လိင်အသး.

Wednes'day (wenz'dy), *n.* the fourth day of the week, အိပ်ဘွင်ပုသားနံ့တနံ့, ချီလွှ်နံ့တနံ့.

Wee, *a. Scot.* little, very small, သဲး, သဲးမး.

Weed, *n.* a garment, တက်ကုတက်သီးတဘွင်; weeds, mourning dress, တက်ကုတက်သီးတခွေးနဲ့ၣ်ဝဲ ထာတက်ဆင်မိပ်ဆင်မး, တက်ဆင်ထိပ်ဆင်ဘျီ စပ နိပ်; as, a widow's weeds, မုၣ်ကဲခဲတက်ကုတက်သီး; a useless plant, နိပ်ဖိ မိမိထာ အသုတအိပ်ဆင်. —, *v. t.* to free from weeds, သဲးကွံၣ်, ကျီကွံၣ်နိပ်ဖိမိမိ; to extirpate anything noxious, မပုၣ်မပုၣ်အိထာကထိတ်တက် ဝုထာအဂီၢ်ဆင်.

Weed'ing, *n.* See WEED, *v. t.*

Weed'y, *a.* abounding in weeds, အိပ်ဖိးနိပ်ဖိမိမိ ထာထာအကျွေးတအိပ်ဆင်.

Week, *n.* seven days, နွံ့သီ; one week, တနွံ့, two weeks, ခံနွံ့, မိးဒ်နွံ့.

Week'-day, *n.* ချီနံ့တနံ့ထာအတခွင်တင်ချီအိပ်ဘွင်အနံ့တဘွင်.

Week'ly, *a.* taking place once in a week, တနွံ့တဘျီ.

Ween, *v. i.* to think, imagine, fancy, used only in poetry, ဆိကမိပ်တက်, တထးန့ၣ်တက်.

Weep, *v. i.* to shed tears, cry, ခဲၣ်ထံထိပ်, ခဲၣ်ထံထီ, ဟိပ်. See မတော်. ၂၀: ၃၇; to bewail, complain, lament, ဟိပ်တက်ထာတက်. See ၄: ၆. ၁၁: ၃၃; to shed moisture, အထံထိပ်; to be pendent, droop, as the branches of the weeping willow, လီၤဝဲ. —, *v. t.* to

bewail, shed or pour forth, as tears. See WEEP, *v. i.*

Weep'er, *n.* one who weeps, ဟုအခဲၣ်ထံထီတက်, ဟုထိပ်တက်ထာတက်တက်; a white border on the sleeve of a mourning dress, ဆုထာလျှေ အသလျှေဝဲ.

Weep'ing, *n.* shedding tears, lamentation. See WEEP.

Wee'vil, *n.* ဝက်တကလုၣ်.

Wéft, *n.* a web, တက်ကံးညှပ်တဆူး; the woof of cloth, အစီ.

Weigh (wā), *v. i.* to have weight, စာ, လီစာထာ; as, this book weighs more than that, ထိပ်တဘွင်ထံးစာန့ၣ်ဖိးအဝဲတဘွင်န့ၣ်တက့ၣ်; John weighs more than Peter, စီထီတင်ထီထာ ထာထီထာဖိးစီထီထာ; to be considered as important, ဝဲထီထာထာထွေးထိပ်, ဝဲထီထာထာထွေး မိပ်; to bear heavily, as upon the mind, or heart, တူၣ်တက်စာ. —, *v. t.* to examine by the balance, ခံထီ; as, to weigh medicine, ခံကသိပ်; to have the heaviness of, လီထာထာ; as, this fruit weighs one viss, ထာထာထံးထီထာထာထီထာ; to raise, swing up, မိပ်ထိပ်, ထူးထိပ်; as, to weigh anchor, ထူးထိပ်က့ၣ်နိပ်သက့ၣ်; to consider, estimate, ponder, ဆိကမိပ်က့ၣ်. — Weigh down, to overbalance, outweigh, စာန့ၣ်ဖိး; as the mind, to oppress with grief, depress, ထိပ်ထီထာထာထာထာထာထာထာ, မစာထာထာထာထာထာထာထာ.

Weight (wät), *n.* quantity of matter as estimated by the balance, အတထာ, အစာ; as, a fish having the weight of five viss, ညှပ်တဘွင်ထာအတထာအိပ်ထံထီထီ, ညှပ်တဘွင်အစာအိပ်ထံထီထီ; a definite mass of iron, lead, brass, &c. used to ascertain the weight of other bodies, စီထီထာထာ, တက်ထု; heaviness, gravity, pressurre, တက်စာထာထံး; a burden, a load, applied to cares or duties, တက်ဝဲ တက်မိပ်, တက်ဝဲထီထီ; consequence, importance, moment, weightiness, အထွေးထိပ်, အဝုၣ် အမိပ်အဝုၣ်.

Weight'i-ness, *n.* heaviness, ponderousness, importace, weight. See WEIGHTY.

ā, ē, ī, ō, ū, y, long; ä, é, ï, ö, ü, ȳ, short; câre, fâr, lâst, fâll, whâ; thêre, vëil, têrm; pîque; dône, fôr,

Well-spring, *n.* a spring, a fountain, ဝံထီၣ် ဝါၣ်; as, understanding is a well-spring of life. See ကတိၤ. ၁၆: ၂.

Welsh, *a.* belonging to Wales, တၣ်စးဖိးကီၣ်ဝုၤ; as, Welsh flannel, သးကထးထၢထဲထၢကီၣ်ဝုၤ. —, *n.* the language of Wales, ဂုၤဝုၤစးဖိးကီၣ်ဝုၤ.

Welsh'man, *a.* ဂုၤဝုၤစးဖိး.

Welt, *n.* ဝံၣ်ပျီၣ်, ဝံၣ်ဖိးတၢ်ကံးညၣ်ထၢပုၤဆးကျၢၤ တၢ်ဝုၤဝုၤ, ထၢအမၤဖိးထၢတၢ်ဝုၤဝုၤ. —, *v. t.* ဆးတၢ်ထၢဝံၣ်ပျီၣ်.

Welter, *v. i.* to wallow, roll about, ကန့ၣ်ဝံသး, ကထီၣ်လ့; to rise and fall, as waves, ဝံစံၣ် ဒိဝု. —, *v. t.* to wither, wilt (rare), ထီၤညိး. —, *n.* filth, mire, (rare), တၢ်ထၣ်အၢ ထၣ်သီ, ကပံၣ်ဝဲၣ်.

Wen, *n.* a painless tumor, အခံးအညၣ်အကမိၣ်ကလၣ်.

Wench, *n.* a low, vicious young woman, ခုၣ်ကန့ၣ်မၤဝဲၣ်စဲးသး; a negress, ဂုၤအမၤခြံကၢၤ ခုၣ်ထၢအမၤတၢ်အခွဲအပုၤအတၢ်မၤ.

Wench'er, *n.* a lewd man, a pimp, ဗဲးသဲးဂ့ၢ်.

Wend, *v. i.* to go, pass, ထဲ; to betake one's self to, ဝဲၣ်တၢ်ဝဲၣ်အံၤဒ်န့ၢ်; to wend one's way, ထဲတၢ်ထၢအကဲၣ်ဆူၣ်ဆူၣ်န့ၢ်.

Went, *v. i.* imp. of go. See Go.

Were, *v. i.* imp. of be. See Be.

West, *n.* ခုၣ်န့ၣ်; as, Venus is now seen in the west, ခဲးအံၤဆၣ်တူၢ်ဝဲၣ်တၢ်ခုၣ်န့ၣ်တၢ်ဝဲ. —, *a.* See WESTERN.

West'er-ly, West'ern, *a.* situated in the west, အိၣ်ထၢခုၣ်န့ၣ်တၢ်ဝဲ; pertaining to the west, ထၣ်စးဖိးခုၣ်န့ၣ်တၢ်ဝဲ.

West'ward, West'ward-ly, *adv.* toward the west, ထီၤဆူၣ်န့ၣ်, ဆူၣ်န့ၣ်.

Wet, *a.* containing water, very moist, ထၣ်ခိၣ်ထၣ်လ့; damp, rainy; as, wet weather, တၢ်ထဲစူၤ, တၢ်စူၤလိၣ်လိၣ်. —, *v. t.* to make wet, moisten, မၤထၣ်ခိၣ်.

Wet'ness, *n.* humidity, moisture, dampness. See WET, *a.*

Weth'er, *n.* သီဝဲဒုၣ်ခိၣ်.

Wet'nurse, *n.* ဂုၤထၢအထီၣ်န့ၣ်ဂုၤဝုၤအဖိး.

Wh'ck, *v. t.* to strike, beat, တီၣ်; —away, တီၣ်ဆူၣ်ဆူၣ်တဘိတဘိ.

Whale, *n.* ညၣ်ထီၤညိးဝဲၣ်လဲၣ်, ညၣ်ခိၣ်လဲၣ်ခိၣ်ကတၢၢ်.

Whale'bone, *n.* ညၣ်ထီၤညိးဝဲၣ်လဲၣ်ခိၣ်ခိၣ်, အတၢ်ထီၤဝဲၣ်တၢ်ဖိးတဖိး, ထီၤဝဲၣ်ကထုၤဝဲၣ်တဖိး; ဂုၤသုၤထီၤထၢကမၤထီၣ်ထီၣ်တၢ်ခိၣ်.

Whal'er, *n.* a person employed in catching whales, ဂုၤထၢအလုၤမၤန့ၢ်whales, a whale ship, ကဘိထၢဂုၤမၤန့ၢ် whales အဂီၢ်.

Wharf, *n.* (pl. wharves), a quay or key, ကဘိသန့, ထီၤထၢအထၣ်တၢ်မၤထီၤဖိးဆူၣ်ထံၣ်ကျိတဖိးဒ်သး ဂုၤထီၣ်ထီၣ်တီၣ်ထီၤတၢ်လၢခဲၣ်မၤကဘိမၤကညိးအဂီၢ်.

Wharf'age, *n.* the pay for a ship's use of a wharf, ကဘိသန့အခိၣ်အသွဲထၢအသုၤထီၤအဂီၢ်.

What, *comp. relative pron.* =that which, or the thing which, တၢ်ထၢ; as, I do not understand what he says, တၢ်ထၢအဝဲခဲးန့ၣ်ယန့ၢ်တ ဝါၣ်တၢ်. —, *interrog. pron.* မန့ၢ်ထဲၣ်, မန့ၢ်တမံၤထဲၣ်, ဝဲၣ်ထဲၣ်; as, what are you doing, နမၤမန့ၢ်တမံၤထဲၣ်; what did you say, နမံးဝဲၣ်ထဲၣ်; what is man? ဂုၤကညိးဖိးန့ၣ်မန့ၢ်တမံၤထဲၣ်. See စး. ၈: ၄. —, *int.* ဝဲၣ်ထဲၣ်, ဝဲၣ်ထဲၣ်. See မး. ၂၆: ၄၀; what though, allowing that, မ့ၢ်မၤအသးဖိးန့ၣ်သန့က့.

What'ev'er, What'so'ev'er, *pron. a.* being one thing or another, being this or that, တၢ်တမံၤတမံၤဝုၤ, တၢ်တမံၤထီၣ်ထီၣ်; all that, the whole that, ကထံၣ်တၢ်တမံၤထီၣ်ထီၣ်, ထီၣ်ထီၣ်.

Wheat, *n.* ဘုၤကျၢၣ်.

Wheat'en, *a.* made of wheat, ထၢအထၣ်ကဲထီၣ်ထီၣ်ထၢဘုၤကျၢၣ်အကမ့ၣ်.

Whee'dle, *v. t.* to flatter, entice, coax, လွဲကမိၣ်လွဲကမိၣ်န့ၢ်တၢ်.

Wheel, *n.* —of a carriage, ထွၣ်ခဲးထၣ်; —of a machine, စးခဲးထၣ်; a spinning wheel, ကထၣ်; its wheel, ကထၣ်ခဲး; rotation, as on an axis, တၢ်တခဲးအသး; to curve to the right or left, as a body of troops, ဆၣ်အသးဆူၣ်စူၣ်, မ့တမံၤထီၣ်ဆူၣ်စူၣ်; to fetch a compass round, ထီၤတခဲး, ထီၤကဝဲၣ်တၢ်. —, *v. t.* to convey on wheels, ထွဲထၢထွဲ; as, to wheel a load of wood, ထွဲက့ၤသ့ၣ်ခုၣ်ထၢအထွဲ; to cause to turn or revolve, ခုးထွဲ

ā, ē, ī, ō, ū, ŷ, long; ä, ě, ĭ, ö, ů, ŷ, short; cäre, fär, läst, fällt, what; thère, veil, tērm; pique; döne, fðr,

Whit'low, *n.* တၢ်ဂ့တကလၢ်ညိၣ်န့ၢ်တၢ်ပှၤစုၤစုၤထီးနီၤခိၣ်
စုၤထီးနီၤ.

Whit'tle, *v. t.* to cut or shape with a small
knife, သွဲၣ်; to whittle thin, သွဲၣ်ကသ့ၣ်ခိး;
to whittle to a point, sharpen, သွဲၣ်စု.

Whiz, *v. i.* to hum or hiss, သိၣ်နှံၣ်ကထံၣ်. —
n. a hissing and humming sound, တၢ်သိၣ်
ခိၣ်ပှၤ, ခိၣ်ခိၣ်သၢ်သၢ်ဖျိးထၢကထၢအသိး.

Who (hoo), *rel. pron. mas. and fem.*
that *oe*, or ထၢ *oe*; *as*, the person who
gave me the book left immediately, ပှၤ
ထၢအဟ့ၣ်ထၢထၢထံၣ်တဘျီၣ်န့ၢ်လၢး ထီၣ်ဝဲတဘီၣ်.
See WADE'S Grammar on ထၢ, page,
၁၀, and ၁၉၇; *interrog.* ထၢတဂၤ, မထၢ
— တဂၤ; *as*, who is that? ထၢန့ၢ်ပှၤ
မထၢတဂၤထဲၣ်; who will go with me? မှၢ်မထၢ
ကထဲၤထၢယသိးတဂၤထဲၣ်.

Who-ëv'er, *pron.* any one who, whatever
person, ထီၣ်ခိၣ်, ဝဲခၢ်ပှၤတဂၤထံၣ်ထံၣ်, တဂၤဂှၢ်
တဂၤဂှၢ်; whoever goes with me must
go immediately, ထီၣ်ခိၣ်ပှၤထၢအကထဲၤထၢယသိး
ထၢထဲၤဝဲအံၤ, ပှၤတဂၤဂှၢ်တဂၤဂှၢ် မှၢ်ထဲၤခိးထၢခိး
ထၢထဲၤခိး, ထၢထဲၤတဘီၣ်.

Whole (höl), *a.* all, total, ဝဲထၢဝဲထၢ; complete,
entire, ထၢပှၤ, ထၢထၢပှၤပှၤ; uninjured, unim-
paired, ထီၣ်ခိၣ်ဇုၢ်, ခိၣ်ဘျီၣ်ခိးတၢ်ခိၣ်တခၢ်; well,
sound, ထီၣ်ဆူၣ်ထီၣ်ဆူၣ်. See *oe*. ၉: ၁၂. —
n. totality, sum, တၢ်ပၣ်ဒိၣ်ဝဲထၢဝဲ, တၢ်ထၢ
အထီၣ်ဒိၣ်ဝဲထၢဝဲ, တၢ်ဝဲထၢဝဲ.

Whole'sale, *a.* buying or selling by the piece
or large quantity, ထၢဆးခိးပှၤတၢ်ဆါတၢ်ဆါ
ဆါတဘီၣ်, ခိၣ်ပံးတၢ်အသိးတၢ်ကံးညၢ်ခိးအူၤ, တၢ်ခိး
သိးတၢ်, ခိၣ်ခိၣ်ကဘီၣ်ခိးတၢ်ခိၣ်အသိးတခၢ်; *as*, a
wholesale merchant, ပှၤမၤပံၣ်တၢ်ကၢဖိထၢ
အပှၤတၢ်ဆါတၢ်ခိၣ်ထၢအဖိခိၣ်ထံၣ်အသိး. —, *n.*
the sale of goods by the piece or large
quantity. See WHOLESALÉ, *a.*

Whole'some, *a.* favoring health, salubrious,
healthy, ခုးထီၣ်ဆူၣ်ထီၣ်ဆူၣ်; *as*, wholesome
air, ကထံၤဂ့ၤထၢပှၤထီၣ်ဆူၣ်ထီၣ်ဆူၣ်ခိးစိး; favora-
ble to morals or prosperity, salutary, *oe*
ဂ့ၤ, ထၢအကျးထီၣ်ဝဲ, ထၢအခုးထဲထီၣ်တၢ်ဂ့ၤ ထၢပှၤ

စိးစိး; *as*, wholesome advice, တၢ်ဟ့ၣ်က့ၣ်
အဂ့ၤအထၢ်, တၢ်သိၣ်ထီၣ်ထီၣ်အဂ့ၤ.

Whole'some-ness, *n.* salubrity, salutariness.
See WHOLESOME.

Whol'ly (höl'y), *adv.* completely, perfect'y,
entirely, သိကသဲး, ခိဖုကထု.

Whom (hoom), *pron.* objective of who. See
WHO.

Whoop (hoop), *v. i.* to cry out, shout, hoot, *ခိး*
ပသူထီၣ်, *ခိး*ဆါတၢ်ခိၣ်ပှၤဒုးတၢ်ခိၣ်မၤဝဲအသိး. —,
n. a cry of pursuit, a shout, a hoot. See
Whoop, *v. i.*

Whore (hör), *n.* a harlot, a bawd, a prostitute,
ဆဲးဆဲး. —, *v. i.* to practice lewdness,
မၤကမၢ်စုၣ်မၤကမၢ်စုၣ်.

Whore'dom, *n.* lewdness, harlotry, တၢ်ကလၢ်
စုၣ်ကလၢ်စုၣ်.

Whore'más-ter, Whore'món-ger, *n.* a procur-
er, a pimp, a panderer. See PANDER, *n.*

Whor'ish, *a.* lewd, unchaste, wanton, ထၢဆးခိး
တၢ်မၤကမၢ်စုၣ်မၤကမၢ်စုၣ်.

Whose, *pron.* possessive of who or which,
မထၢ; *as*, whose book is this, ထံၣ်ဆဲးထံၣ်မ့ၢ်
မထၢအထံၣ်တဂၤထဲၣ်. See WHO and WHICH.

Whose'so-ëv'er, *pron.* possessive of whoso-
ever. See WHOSOEVER.

Who'sō, Who'so-ëv'er, *pron.* any person what-
ever that, ကထံၤပှၤတဂၤဂၤ, ဝဲခၢ်ပှၤ. See ထီၣ်.
၂၂: ၁၇.

Why, *adv.* for which or for what reason or
cause, on which account, အဂ့ၢ်, အဂ့ၢ်ခိၣ်လဲၣ်;
as, I know not why he left, အဂ့ၢ်ထၢအထး
ထီၣ်န့ၢ်ယတသ့ၣ်ညါထၢ်, ထၢအထးထီၣ်ဝဲန့ၢ်အဂ့ၢ်ခိၣ်
ထဲၣ်ယတသ့ၣ်ညါထၢ်; *interrog.* on what ac-
count, or for what reason, အဂ့ၢ်ခိၣ်ထဲၣ်, ထၢ်
မန့ၢ်ထဲၣ်.

Wick, *n.* မ့ၢ်အူၤအထၢ်, မ့ၢ်အူၤအထၢ်, မ့ၢ်အူၤအထၢ်.

Wick'ed, *a.* sinful, immoral, vile, *ဆၢ*, *ဆဆၢ*အသိး.

Wick'ed-ness, *n.* crime, sin, sinfulness, တၢ်
ဆၢတၢ်သိး.

Wick'er, *a.* made of twigs, rattan and the like,
ထၢပှၤတုဲထၢဂ့ၢ်မ့ၢ်ဂ့ၢ်, ထၢတဖိတကလၢ်မ့ၢ်ဂ့ၢ်; *as*,
a wicker chair, ထီၣ်ဆူၣ်ခိၣ်ဂ့ၢ်.

á, é, í, ó, ú, ý, long; ä, ê, ï, ö, ü, ÿ, short; cäre, fär, lást, fáll, whät; thère, veíl, térm; píque; dóne, fòr,

ဆ်; to wit, *adv.* namely, that is to say, နှစ်နှစ်တော်အသိး.

Witch, *n.* a sorceress, တာ်နါရုန်ပွ်, မိန်ရုန် သာဓမ္မာ တေဂါဝဲဒ်. See ၂၆၁. ၂၂: ၀၀. —, *v. t.* to bewitch, fascinate, enchant. See BEWITCH.

Witch'craft, Witch'er-y, *n.* sorcery, enchantments, တာ်နါရုန်အိီ, တာ်မာဂျုန်, တာ်ပိန်တာ်ပိီ, See ကထာ. ၅: ၂၀.

With, *prep.* in connection or company, association, မီး, ဗုဒ်မီး; as, will you go with us? မွ်နကထာ်မီးပွါဝါ, နကထာ်ဗုဒ်မီးပွါဝါ; the means or instrument of, the cause or occasion, ထာ; as, he killed his enemy with his sword, အဝဲဒ်မာ်သံအရုန်အခါထာနုး.

With-al', *adv.* likewise, at the same time; with the rest, ခု်ကီး, ထာနုန်အဖိမိန်, ဗုဒ်မီးအဂါတဖန်.

With-draw', *v. i.* to depart from, retire, retreat, ထားထိန်. —, *v. t.* to take out, ထူးထိန် နု်, ထီးထိန်နု်; to recall, retract, ကီးကခါကုးအိီ.

With-draw'ing-room, *n.* a drawing-room, ပု တခုံအခါထာအိန်သကီးတာ်အဂါ.

With-draw'al, With-draw'ment, *n.* See WITHDRAW, *v. i.* and *v. t.*

Withe, *n.* a flexible twig or branch used as a band, သွန်ဒုစာ်, တမိန်, ဂု်, ထာဘံဗာ်အဂါ. —, *v. t.* to bind with twigs, ထံဗာ်, စာဗာ်ထာတမိန်, ထာဂု်, ထာသွန်ဒု.

With'er, *v. i.* as a plant, to fade, ထီးညှီး, ဗုထိ, ထီးထဲ, ထီးဘိ; as an animal substance, to waste, pine away, စဲထီး, ထံ; as, a withered hand, ခုသံတမိ. See ၁၂: ၉.

With'ers, *n.* ကသွန်အဂျိန်ကမိန်ထာအခံထန် မိန် အထာန် စာဝဲအရုအခိန်ထံး.

With-hold', *v. t.* to keep from action, restrain, ဣအိီဒ်သီးအသုတမာတဂု; to keep back, not to grant, retain, တဖွန်ထီးထန်.

With-in', *prep.* inside of, internal, ထာညါမိ; in the limits of, not exceeding; as, within five miles, တထံးနု်ထံးမိထန်ထန်; within an hour, တထံးနု်တနုန်ရုန်ထန်; to keep expenses within one's income, တထာ်ခါနု် တာ်ထာအမီးနု်ဝဲထန်. —, *adv.* inwardly,

internally, ထာညါမိ, ထာထပု; in the house, in doors, ထာထံးပု; as, the master is within, အကစာ်နုန်အိန်ထာထံးပု.

With-out', *prep.* on the outside of, without doors, ထာမိတမိ; out of reach of, beyond, တတုးထီးထန်; as, eternity is without our reach, တာ်ထီးထူးထီးထိန်ပတတုးထီးထန်; not with, destitute of, တအိန်ထန်; as, we cannot live without food, တာ်အိန်ခွ်တအိန်ထန်ပမူတသုထန်. —, *conj.* unless, except, မ့တခွ်ထန် (rare); without day, (sine die), finally dismissed, no day named for a future meeting, ပု်ကွန်သပု်ကတာ်, တပင်အနု ထာထကအိန်မိန်ကမီးထန်.

With-stand', *v. t.* to oppose, resist, ဣထာ, မိန် စာ, ဂု်ကိန်ထိထိန်. See ကထာ. ၂: ၀၀.

With'y, *a.* like a withe, flexible and tough, စာ်မီးတမိးထန်. —, *n.* a withe. See WITHE, *n.*

Wit'less, *a.* inconsiderate, wanting thought, တအိန်မီးတာ်ကုန်သုထန်, တမိကမိန်တာ်ထီးထိန်ထန်.

Wit'ling, *n.* a pretender to wit, ပုထာထပင်မာထ သးပုကုန်သုထံး.

Wit'ness, *v. t.* to see and know personally, ထံး တာ်ထကစာ်ခဲ; to testify, attest, bear testimony to, အုန်မိန်အသး, အုန်အသး. See မာ. ၁၅: ၅. —, *n.* one who knows from personal observation, ပုထာထထံးတာ်ထာ အမိန်ခဲ; one who bears testimony, ပုအုန် အသး, ထးသွန်.*

Wit'ti-gism, *n.* an attempt at wit, a conceit, တာ်ကတီးထူးထီးထိသု, တာ်ကတီးနုထန်ခဲထဲ.

Wit'ting-ly, *adv.* knowingly, ထာတာ်သွန်ညါထပု.

Wit'ty, *a.* droll, facetious, smart, ထာထသးထး မီးကတီးနုထန်ခဲထဲတာ်ထ; as, a witty remark, တာ်ကတီးထာထမာနုထန်ပု.

Wive, *v. i.* to marry, take a wife, (rare). ထံးနု်မာ.

Wives, *n. pl.* of wife, မါထဖန်.

Wiz'ard, *n.* a magician, a conjurer, sorcerer, တာ်နါ, တာ်ဝဲတာ်နါ.

Wiz'en, *a.* thin, weazen, စဲထီး, စဲထီးတထဲ. See WEAZEN.

ä, é, ê, ö, ü, long; ä, ë, ï, ö, ù, ý, short; cáre, fār, lást, fáll, whàt; thère, væil, tērm; pīque; dōne, fōr,

Wiz'en-façed', *a.* having a thin, shriveled face, ခေမံသဲၤ။

Wōe, *n.* grief, sorrow, misery, anguish, calamity, တၢ်ဖျိၣ်တၢ်သး; *as*, Woe is me, for I am undone, ယထာ်အဖျိၣ်လိၤ, အဂ့ၢ်ဒိအံၤ, ယထာ်တၢ်မၤတးဂီၤယၤလိၤ။ ဣၤ. ၆: ၁။

Wōe'-be-gōne, *a.* immersed in sorrow, very sad, ထၢအလိၤဘျၢထၢတၢ်နးတၢ်ဖျိၣ်အပူၤ။

Wōe'ful, *a.* wretched, miserable, sorrowful, ထၢအဖျိၣ်အယၢ်; calamitous, distressing, ထၢအဒူးအိၣ်ထီၣ်တတၢ်တန့ၤ။

Wolf, *n.* ယွံၣ်ခဲး; *Fig.* any thing very dangerous or ravenous, တၢ်ထၢအမၤတးဂီၤပုၤဂၤအတၢ်; *as*, hunger, starvation or poverty, တၢ်ဟီၣ်သိၣ်, တၢ်ဖျိၣ်တၢ်သး။

Wolf'ish, *a.* like a wolf, လိၤဂၢ်ယွံၣ်ခဲး, မၤအသးဒိယွံၣ်ခဲးအသိး။

Wom'an, *n.* မိၣ်မုၢ်, မိၣ်မုၢ်မိၣ်မၤ။

Wom'an-hood, *n.* the condition of being a woman, အိၣ်မိၣ်မုၢ်မိၣ်မၤ, အိၣ်မုၢ်အိၣ်မၤ။

Wom'an-ish, *a.* like a woman, effeminate, not manly, ဒိမိၣ်မုၢ်အသိး, ကြၢးဒီးမိၣ်မုၢ်, တကြၢးဒီးမိၣ်မုၢ်။

Wom'an-ly, *a.* becoming a woman, ကြၢးဒီးမိၣ်မုၢ်; *as*, womanly behaviour, အတကဲၣ်ပဝးကြၢးဒီးမိၣ်မုၢ်။ —, *adv.* in the manner of a woman, ဒိမိၣ်မုၢ်အလုၢ်အထီၣ်အသိး: *as*, she behaved bravely, yet most womanly, အဝဲၣ်မၤဝဲထၢအသးဂုတထုၢ်သန့က့မၤဝဲဒိမိၣ်မုၢ်အလုၢ်အထီၣ်လိၤတၢ်မၤ။

Wom'an-kind, *n.* the female sex of the human kind, မိၣ်မုၢ်မိၣ်မၤအကလုၢ်ကလုၢ်။

Womb, *n.* *Anat.* the uterus, ဂၤလိၤ။

Wōn'der, *v. i.* to be amazed or surprised, marvel, တမၤကမၢ်; to feel doubt and curiosity, မိၣ်သ့ၣ်ညါထီၣ်အသးမိၣ်မိၣ်။ —, *n.* surprise, astonishment, တၢ်ကမၤကမၢ်; a cause of wonder, a prodigy, တၢ်ကမၤကမၢ်အလိၤ, တၢ်လိၤလၢ။

Wōn'der-ful, Wōn'drou's, *a.* marvelous, astonishing, wonderful, လိၤလိၤလိၤလိၤလိၤ, ထၢအသးဒီးတၢ်ကမၤကမၢ်, ထၢပုၤန့ၣ်အိၣ်လိၤ။

Wōnt, *a.* being used to, accustomed, habitua-

ted, ညိၣ်န့ၢ်မၤတၢ်, မၤမထီၣ်မထီၣ်။ See ၂၆၁: ၂၆။

—, *n.* habit, custom, use, အလုၢ်အထီၣ်။

—, *v. i.* to be accustomed or habituated, မၤညိၣ်န့ၢ်ဝဲ။

Wōnt'ed, *a.* used, accustomed, အိၣ်ညိၣ်န့ၢ်, အိၣ်ညိၣ်န့ၢ်သတးဒီးအိၣ်န့ၢ်ဝဲ, ထံၣ်ညိၣ်န့ၢ်သတးဒီးအိၣ်န့ၢ်ဝဲ; usual, customary, ဒိအညိၣ်န့ၢ်အိၣ်န့ၢ်ဝဲအသိး။

Woo, *v. t.* to solicit in love, court, ကထံၣ်မိၣ်မုၢ်, အိၣ်သကိးမိၣ်မုၢ်ဒိအကဒူးကဲအိၣ်ထၢအမၤ, ကွဲၣ်န့ၢ်အိၣ်ထၢတၢ်ကတိၤမုၢ်, ကတိၤကလုၢ်ထီၣ်အသး။ —, *v. i.* to court, make love. See Woo, *v. t.*

Wood, *n.* a collection of trees, သ့ၣ်တဖု။ See ၁၅၁: ၂၃: ၁၅; the substance of trees, သ့ၣ်အနီၣ်ခဲး; fuel, fire-wood, သ့ၣ်မုၢ်။

Wood'-cut, *n.* a wood engraving, တၢ်ဂီၤထၢအထၢ်တၢ်မိးဂျၢန့ၢ်အိၣ်ထၢသ့ၣ်အလိၤ။

Wood'-cut'ter, *n.* a person who cuts wood, ပုၤကျိၣ်သ့ၣ်မိး; an engraver on wood, ပုၤထၢအမိးဂျၢန့ၢ်တၢ်ဂီၤထၢသ့ၣ်အလိၤ။

Wood'ed, *a.* covered or supplied with wood, အိၣ်ဒီးသ့ၣ်ခါ။

Wood'en, *a.* made of wood, ထၢအထၢ်တၢ်မၤအိၣ်ထၢသ့ၣ်; *as*, a wooden box, တထီၣ်သ့ၣ်။

Wood'-house, *n.* သ့ၣ်မုၢ်အထီၣ်, ထီၣ်ထၢပုၤပၣ်သ့ၣ်မုၢ်အဂီၢ်။

Wood'land, *n.* တီၣ်မိၣ်အိၣ်ဝဲဒီးသ့ၣ်မိၣ်ဝဲဒီးခါ။

Wood'less, *a.* ထၢသ့ၣ်တအိၣ်တၢ်။

Wood'man, *n.* a wood-cutter, ပုၤကျိၣ်သ့ၣ်မိး; a sportsman, a hunter, ပုၤမုၢ်ဆဲးမုၢ်သးဆၣ်မိၣ်ကိၢ်ဒိအမံၤတဖု, ပုၤခးတၢ်မိး။

Wood'-note, *n.* wild music (rare), ခုး (music) ထၢအသးဒီးသ့ၣ်ကျိၣ်, ပုၤလၢကျိၣ်။

Wood'-nymph, *n.* ခုၢ်ဆါထၢအသးဒီးသ့ၣ်ကျိၣ်။ See DRYAD.

Wood'-oil, *n.* dammar, dammar oil, ကျိၣ်ထီၣ်, ဆီထီၣ်။

Wood'peck-er, *n.* အိၣ်ဂီၤသ့ၣ်အိၣ်ခါကလုၢ်, ဒိအိၣ်တထု, အိၣ်မိးတအိၣ်မိးတအိၣ်မိးအဂၢၢ်ခိးတဖု။

Wood'pile, *n.* သ့ၣ်မုၢ်အပူၤ။

Wood'y, *a.* abounding with wood, အိၣ်ဒီးသ့ၣ်ခါ; consisting of wood, အနီၣ်ခဲးမုၢ်သ့ၣ်။

Woo'er, *n.* one who woos or courts, ပုၤထၢအကထံၣ်န့ၢ်မိၣ်မုၢ်, ကွဲၣ်န့ၢ်မိၣ်မုၢ်။

Woof, *n.* အစီၤ။

do, wolf; furl, rude, push; e. i. o. silent; ç as s; çh as sh; ġ as j; ĝ as in ġet; s as z; x as gz; n as in linger.

Wool, *n.* the fleecy coat of sheep, သိချုပ်.
 Wool'en, Wool'len, *a.* made of wool, ထားစေမလဲ
 ထိပ်ဝဲထာသိချုပ်; pertaining to wool, အိပ်မီး
 သိချုပ်, ထပ်ပေးမီးသိချုပ်.
 Wool'ly, *a.* consisting of wool, အိပ်မီးသိချုပ်, လဲ
 ထိပ်ဝဲထာသိချုပ်; resembling wool, fleecy,
 လီဝင်သိချုပ်.
 Wool'sack, *n.* a sack or bag of wool, ထာပင်ထာ
 ဂှါးခွင်သိချုပ်ခေရိ; the lord chancellor's
 seat in the House of Lords, ဆဲဂ်ဝင်
 စေပမိဒ်ခေမိဒ်ဆုဒ်နီခေလီထာပမိဒ်ခေဂါတဖဉ်ခေ
 ကျါ.
 Word (wúrd), *n.* a spoken sign of an idea, an
 articulate sound or sounds, a term, တာ
 ကတိတဘိ; a written sign of an idea, တာ
 ကွဲတဘိ. *pl.* language, discourse, တာကတိ;
 a promise, ထာမီးပင်, တာခာဉ်လီ; *as,* keep
 thy word justly, ထာမိဒ်နုတာမီးပင်, နုတာခာဉ်
 လီတိတိလီလီတကွါ; an order, a command,
 တာမလိင်, တာခေထလု; *as,* according to the
 king's word, ဖိစီပဝေတာမလိင်ခေသီး; *ac-*
count, news, tidings, တာခေကစိဉ်, တာပဂါပ
 စာ; a divine communication, revelation
 or Scripture, ကခေလွာခေထလုခေထထါ.—
v. t. to express in words, ကတိတဘိ.
 Word'less, *a.* not speaking, silent, ထာခေတက
 တိတဘိထပ်, အိပ်ဘိဉ်ကထင်, ထာကတိတဘိထပ်.
 Word'y, *a.* using many words, verbose, ကထု
 ခါ, ကတိတဘိခါ, အိပ်မီးတာကတိခါ.
 Work (wúrk), *v. i.* to move, operate, act, *as*
 a machine, တုခဲ; to labor, toil, ဝဲတာမတဘိ;
 to operate, produce effects, conduce, မ
 ဖိခေကထဲထိဉ်တာ, မခေသး; to ferment, *as*
 liquor or yeast, ဝေထိဉ်; to make way with
 effort, *as* a ship in a heavy sea, ကွဲခေဝဲ
 တာထာင်ဝဲထာင်ထါ. —, *v. t.* to prepare
 for use, work upon, မကထင်ကတိတဘိ; *as,*
 to work mortar, ကထင်ကတိ, ကျဲဂ်ကွဲထိကတုဉ်;
 to govern, manage, ခုမေထါ, သုထါ; *as,* to
 work a sewing machine, သွာထာခေထဲခေ
 ကခေတာခေသီး, သုတာခေထဲခေ; to embroider,
as muslin, ဝေကိဉ်ခေဂု, ဝေမိ; to cause to
 ferment, ခုခေထိဉ်; to loosen, *as* a tooth in

its socket, ကထင်ကထိ.—Work on, မခေ.—
 Work out, to effect, မခေထာ; *as,* work out
 your own salvation, မခေထုတာထုကွါခိဉ်
 ကု. See ခံထီး. ၂: ၁၂; to solve, မခေသီးခေက
 ဖျါထိဉ်; *as,* to work out a problem, နုခေတာ
 မီးခေ.—Work up, to excite, သဆဉ်ထိဉ်ပုခေ
 ခံ; to expend in work, သုထာင်ကွဲတာ.—
n. labor, toil, employment, တာမ, တာမီးတာ
 မ; that on which one is working, တာထာ
 ဝေခဲတာမတဘိ, တာမ, တာထဲထိဉ်; that which
 is made, an act, a deed, တာထာခေမာဝဲ; a
 composition, a writing, a book, တာကွဲထိဉ်
 မီးထဲခါ; embroidery, တာခေကိဉ်ခေဂု; *pl.*
 works, structures in engineering; *as,*
 bridges, fortifications, and the like, တိ,
 ထိဉ်မီးတဘိ, မီးတာမိနုထေဉ်.
 Work'-bag, *n.* ထာပင်ထာပုခေခွင်ထဲထာခေတာခေရိ.
 Work'-box, *n.* သုခေထိဉ်ထာပုခေခွင်ထဲထာခေခေ
 တာခေရိ.
 Work'-day, *n.* See WORKING-DAY.
 Work'-fél'lōw, *n.* a person working with
 another, ပုထာခေမာထုတာမီးထါ.
 Work'-house, *n.* a house for working in, a work-
 shop, ထိဉ်ထာပုမတဘိခေရိ; a poor-house,
 ထိဉ်ထာပုမိဉ်မိထင်ခေရိ; a house where idle
 and vicious persons are confined and
 made to work, ထိဉ်ထာပုထေမတဘိထပ်ခေမ
 တာခေတခိ, ထပ်တာထိဉ်ထိဉ်ထါမီးမတဘိထုထု.
 Work'ing, *a.* moving, aberating, laboring. See
 WORK.
 Work'ing-day, *n.* နုထာခေတခွါခွါထိဉ်ထွဲခေနုထေဉ်.
 Work'man, *n.* a man employed in labor, a la-
 borer, ပုမထာမိ; an artificer, an artisan,
 ပုထုထုခိဉ်သုမိ, ထဲမု, ထုထုထုထုထု*
 Work'man-like, Work'man-ly, *a.* skillful, well-
 performed, စုထိဂု, ထာခေခေထဲထိဉ်တာထု,
 ထုထုထု.
 Work'man-ship, *n.* manner of execution, စု
 ထိ; that which is made, တာမ.
 Work'wom'an, *n.* မိဉ်ခွဲမိဉ်ခေထာခေခဲတာမတဘိ.
 World (wúrd), *n.* the earth and its inhabit-
 ants with its concerns, ထိဉ်ခွဲမိဉ်ကထင်တာ
 ထာခေထုထာခေမီးထါ; the creation, the uni-

ä, ē, ī, ō, ū, ȳ, long; ä, ě, ĭ, ō, ů, ȳ, short; cäre, fär, läst, fäll, what; thère, vęil, tĕrm; pique; done, fôr,

verse, တာ်တု; state of existence, တဆာ်; as, this world, ဝေဝံတဆာ်; the future world, ဝဲကိာ်တဆာ်; the business or affairs of this life, တာ်ခဲးတာ်မာ်ထာ်ဆာ်ဒီးဝဲတဆာ်; the general affairs of life, society, ဖုဆလုာ်ဆထာ်; as, a knowledge of the world, တာ်သ့ာ်ညါထာ်ဆာ်ဒီး ဖုဆလုာ်ဆထာ်; the ways of the world, ဖုဆလုာ်ဆထာ်; mankind, the inhabitants of the world, people in general, ဖု, ဖုကညါ; a great multitude or quantity, တာ်ကိာ်ခါကိာ်ဟဲ; as, a world of people, ဖုကိာ်ခါ; a world of woe, တာ်ဖျိာ်တာ်နးခါ; the ungodly, ဟိာ်ခိာ်. See ဟိ. ၁၇: ၈.

World'li-ness, *n.* covetousness, love of worldly things or affairs. See **WORLDLY**.

World'ling, *n.* a worldly-minded person, ဖုထာ်ဆခဲာ်ဒီးထဲတာ်ထာ်ဆာ်ဒီးထာ်ဆဝဲတဆာ်ဒီး.

World'ly, *a.* belonging to the affairs of this life, secular, temporal, ထာ်ဆာ်ဒီးဟိာ်ခိာ်ဆထာ်မာ်; devoted to worldly affairs, worldly-minded, သးဒိာ်ထာ်ဆဝဲတဆာ်.

World'ly-mind'ed, *a.* See **WORLDLY**, last *def.*

World'ly-mind'ed-ness, *n.* a predominating love of this life and its pursuits, တာ်ဆဲာ်ဒီးထာ်ထာ်ဆာ်ဒီးထာ်ဆဝဲတဆာ်, ဒီးတဆိကခိာ်တာ်ထာ်ဆာ်ဒီးဝဲကိာ်တဆာ်ထာ်.

Worm (wûrm), *n.* any small, creeping animal without distinguishable feet or proper bones, ထိးကထဲာ်ဆကလုာ်ကလုာ်; *Fig.* an internal tormentor, remorse, တာ်ထာ်ဆဒူးသ့ာ်ဆူးသးဒူးဖုနးမးထာ်ဆတာ်ခဲး ထးဆထီ; a being debased and despised, ထာ်တဖျာ်, ထိးကထဲာ်; as, I am a worm and no man, ဓမ္မာ်ထဲခဲာ်ထံယမုာ်ထာ်ခါ ဒီးယတမုာ်ဖုကညါထာ်; an earth-worm, ထိးကထဲာ်; an intestinal worm, ထိးကထဲာ်ဆိာ်ထာ်ထာ်မာ်ပု; silk-worm, သထိာ်ခိာ်ပု; a bookworm, a timber-worm, ဝါ; the leech, တထံ, တထံကွါထီ; maggots, ထာ်; the thread of a still, သံဒိထီကိ. —, *v. t.* to work gently and secretly, insinuate, မာ်သ့ာ်တာ်ကထီကထီ; as, he wormed his way into office, ဝဲမာ်သ့ာ်ဝဲကထီကထီဒီးသးကနုာ်ထာ်ဆထီဆက့. —,

v. t. often followed by out, to remove by slow and secret means, သးထီကထီကထီ; as, he was wormed out of office, ဝဲမာ်သ့ာ်တာ်သးကွဲာ်ထီကထီထီထီထာ်မာ်သ့ာ်ဆပု.

Worm'-eat'en, *a.* gnawed by worms; as, worm-eaten books, ထီထာ်ထာ်ဆိာ်ဝဲ; worm eaten boards, သ့ာ်ထာ်ထာ်ဆိာ်ဝဲ.

Worm'-med'i-cine, *n.* a vermifuge, ကသံာ်ထိးကထဲာ်.

Worm'wood, *n.* သ့ာ်ဖိတကလုာ်, ခဲာ်ဝဲဒီးပုထီထာ်ထိးကထဲာ်ထီဆကိာ်.

Worm'y, *a.* having worms, ဆိာ်ဒီးထိးကထဲာ်; like a worm, ထိးကထဲာ်ဆထီ.

Wörn, *p. p.* of **WEAR**. See **WEAR**.

Wörn'-out, *a.* rendered useless by wearing, ထာ်ဆထီကထီ, ထာ်ဆထးဂါထီ.

Wör'ry, *v. t.* to annoy, harass, vex, trouble, မာ်တဲာ်တဲာ်, မာ်ကိာ်ထီာ်ဆသး; to weary, fatigue, မာ်သ့ာ်ဆသး; to bite and mangle, လုာ်ဆ့ာ်; as, dogs worry cattle, ထွံာ်လုာ်ဆ့ာ်ကွါဒီးဒွါဒီး. —, *v. i.* to manifest disquietude, fret, as an infant, မာ်သ့ာ်ဆသး; to manifest undue care, fret, သးဆုနုထာ်ထာ်မာ်တဲာ်တဲာ်ခဲးဒီးဆဆိ, ထာ်ထီာ်ထာ်နာ်ကဲာ်ဆိ. —, *n.* vexation, anxiety, trouble. See **WORRY**, *v. t.* and *v. i.*

Worse (wûrs), *a.* more bad or evil, ထာ်ခိာ်တက့ာ်; more ill in health, ဆါနးထီာ်; to be worse off, more uncomfortable, နးနုာ်, ဖျိာ်နုာ်, ဖျိာ်နုာ်; as, they are worse off than before they came, ဝဲမာ်သ့ာ်ဖျိာ်နုာ်ထာ်ဆတဖျာ်ထဲဒီးထာ်.

Wor'ship (wûr-), *v. t.* to adore, bow down to, သ့ာ်ဝဲထီဝဲ, သ့ာ်ထီထီထီ; to venerate, respect, ထူးထီာ်. —, *n.* a title of honor; as, your worship, ကခါ.

Wor'ship-er, *n.* one who worships. See **WORSHIP**, *v. t.*

Wor'ship-ful, *a.* entitled to worship or high respect, ကြားဒီးထာ်ထူးထီာ်ထီာ်.

Worst (wurst), *a.* bad or evil in the highest degree, ထာ်ကထာ်, နးကထာ်. —, *n.* that which is most bad, evil, pernicious or calamitous, ထာ်ထာ်ကထာ်, ထာ်နးကထာ်, ဖျိာ်က

dö, wölf; fûrl, rûde, pûsh; e. i. o. silent; ç as s; çh as sh; g̃ as g; g̃ as in g̃et; s̃ as z; x̃ as gz; ñ as in linger.

တၢ်. —, *v. t.* to defeat, overthrow, မၤန့ၤမၤဆၢ.

Worst'ed (wústed), *n.* လၢ်သိဆၢ်တကလၢ်.

Worth (wúrth), *v. i.* to be, become, used in the phrases, woe worth the day, woe worth the men, မိန့ၤတန့ၤန့ၤကတၢ်တၢ်ဖျိၣ်တၢ်နးတက့ၢ်, မိ ပှၤန့ၢ်ကတၢ်တၢ်ဖျိၣ်တက့ၢ်. —, *a.* equal in value to, ထၢၤအကြၢၤလၢ်ကြၢၤပှၤထဲအံၤထဲန့ၤ; *as*, this ring is worth twenty rupees, ဝသံးအံၤ ကြၢၤဒီးပှၤခံၤရှ့ၤ; *deserving of, worthy, ကြၢၤ ဒီးတၢ်အံၤတၢ်န့ၤ; having property to the value of, ဆူဇိၣ်ခိၣ်ခိၣ်ကြၢၤဒီး; as*, the man is worth fifty thousand rupees, ပှၤန့ၢ်ဆူဇိၣ် ခိၣ်ခိၣ်ကြၢၤဒီးထံၢ်ကထး. —, *n.* the value in price, တၢ်ထၢၤအကြၢၤလၢ်ကြၢၤပှၤ; *usefulness, excellence, desert, တၢ်အကျၢၤ, တၢ်အဂုၤ; as*, he is a man of great worth, အဝဲဒၣ်ခွဲၣ်ပှၤအ ဂုၤ, ပှၤထၢၤအသ့ဒိၣ်, ပှၤထၢၤပကြၢၤပၣ်ကဲအိၤ.

Wor'thi-ness, *n.* worth, excellence, merit. See WORTHY.

Worth'less, *a.* being of no value, useless, ဆူဇိၣ်တအိၣ်တၢ်, တၢ်ကိၣ်တအိၣ်တၢ်တၢ်, တကြၢၤလၢ်ကြၢၤပှၤ တၢ်, အကျၢၤတအိၣ်တၢ်; *having no ground of esteem, undeserving, mean, တကြၢၤဒီးတၢ် တၢ်ယုးယိၣ်အိၣ်တၢ်, ပယုးယိၣ်အိၣ်တၢ်တၢ်တၢ်တၢ်.*

Worth'less-ness, *n.* want of value. See WORTHLESS.

Wor'thy, *a.* deserving, ကြၢၤ, ကြၢၤဒီးတၢ်အံၤတၢ်န့ၤ; *as*, he is worthy of respect, estimable, အဝဲကြၢၤဒီးတၢ်ယုးယိၣ်အိၣ်, ကြၢၤထၢၤပအိၣ်အိၣ်, ကြၢၤ ထၢၤပၣ်ကဲအိၣ်. —, *n.* a man of eminent worth or merit, ပှၤထၢၤပတန့ၤပသးထၢၤအိၣ်သ့, ပှၤထၢၤပကြၢၤအိၣ်အိၣ်, ပှၤထၢၤပကြၢၤပၣ်ကဲအိၣ်.

Wót, *v. i.* to know, သ့ၣ်ညါ. *Obs.*

Wound (woond), *v. t.* to cut, stab, bruise and the like, မၤဝဲဒၣ်သိးအကဲကဲထီၣ်တၢ်ပှၤထီၣ်ပှၤတ့ၤ; to hurt the feelings of, give pain by unkindness, မၤဆါအသး, မၤထၢၤအသး. —, *n.* a cut, a bruise or injury, တၢ်ပှၤထီၣ်, တၢ်ပှၤထီၣ် ပှၤတ့ၤထၢၤအကဲထီၣ်ဝဲထၢၤတၢ်တၢ် ဖိတၢ် ဒး, တၢ်ဆဲး, တၢ်ထီၣ်ဒီး တၢ်ခိၣ်န့ၢ်တဖၣ်; *an injury to the feelings, reputation and the like, တၢ်မၤ ဆါပှၤအသး, တၢ်မၤလၢၤဒီးထၢၤထၢၤကိၣ်တဖၣ်.*

Wöv'en, *a.* and *p. p.* of weave. See WEAVE.

Wrän'gle (ran'gl), *v. i.* to dispute angrily, quarrel noisily, brawl, ဝဲဒၣ်သိးထီၣ်အသးထၢၤတၢ် သ့ၣ်ခိၣ်သးထီၣ်အပှၤ. —, *n.* an altercation, a contest, a brawl. See WRANGLE, *v. i.*

Wrän'gler, *n.* an angry disputant, ပှၤဝဲဒၣ်သိးထီၣ်အသးထၢၤတၢ် သ့ၣ် ခိၣ် သး ထီၣ် အပှၤ. Senior wrangler, (Cambridge University, Eng.) ထၢၤပှၤမၤထီၣ်ကနီၤအကျိၤပှၤအသ့ကတၢ်တဂၤ.

Wráp (ráp), *v. t.* to roll up, wind or fold together, ထူထီၣ်, ဘိၣ်ဘိၣ်; to cover with something thrown around, as with a shawl or blanket, လှးထၢၤ; to conceal by enveloping, hide, မၤထံးမၤထၢၤ, ကးထၢၤ. —, *n.* a wrapper, ဆူးထီၣ်ထၢၤပှၤသိးဝဲထၢၤဂးထီၣ်; *p. l.* wraps; *as*, shawls, overcoats, &c., ရှိထၢၤ, ဆူကလးဒိၣ်ထၢၤ ပှၤလှးထၢၤထၢၤထၢၤထၢၤ အသး အဂီၢ်ဒီးတၢ်ခိၣ်န့ၢ်အသိးတဖၣ်.

Wráp'per, *n.* any outer garment, ဆူးထီၣ်; *as*, a morning wrapper, ဆူကထၢၤထၢၤသိးထီၣ် ဝဲထၢၤဂီၢ်; a loose, outer envelope or covering, တၢ်ဘိၣ်ဘိၣ်ဘိၣ်ဘိၣ်.

Wräth (räth), *n.* violent anger, indignation, rage, fury, တၢ်သးထီၣ်, တၢ်သးဒိၣ်.

Wräth'ful, *a.* very angry, furious, indignant, ထီၣ်ဒီးတၢ်သးဒိၣ်, ထီၣ်ဒွဲၤဒီးတၢ်သ့ၣ်ခိၣ်သးထီၣ်.

Wreak (reek), *v. t.* to execute in passion, inflict, မၤထၢၤပှၤထၢၤတၢ်သးဒိၣ်အပှၤ, ဆၢက့ၤတၢ်; *as*, to wreak vengeance on an enemy, မၤထၢၤ အချၢ်အခါထၢၤတၢ်သ့ၣ်ထီၣ်သးတ့အပှၤ.

Wrëath (reeth), *n.* something twisted or curled, တၢ်ဘိၣ်, တၢ်ဘိၣ်ပကံး.

Wreathe, *v. t.* to intertwine, entwine, ဘိၣ်ပကံး; to encircle, as with a garland, ဘိၣ်တနံး; *as*, her brow was wreathed with flowers, အခဲၣ်တူၢ်ခိၣ်အိၣ်ဘိၣ်တနံးဝဲထၢၤဖိတဖၣ်.

Wrëck (rëk), *v. t.* to destroy or disable, ruin, မၤလၢၤဒီးတၢ်; *as*, to wreck a vessel on rocks or sands, မၤလၢၤဒီးကဘိၣ်ထၢၤတၢ်ဒီးထုဒီး ဝဲဒၣ်ဂုၤ, ထၢၤခဲၣ်ခိၣ်ဝဲဒၣ်ဂုၤ; *as*, to destroy, ruin, or make unsuccessful one's plans or hopes, မၤလၢၤဒုၣ်မၤလၢၤဒီးထီၣ်တၢ်က့ၣ်, မၤလၢၤဒီး ထီၣ်တၢ်ခိၣ်ထီၣ်. —, *v. i.* to be ruined, ထးဂီၢ်

ä, ê, î, ö, ü, y, long; ä, ë, ï, ö, ü, y, short; cäre. fär, låst, fäll, wät; thère, veil, tãrm; pique; döne, fôr,

Y

YCL

- Yacht (yöt), *n.* a vessel of state or pleasure, ကဘိမိသောဆညိနှိုက်ဆွာစီဝါပရိပရသျှင်တစဉ်ပဲထံ၊ ဝဲနှုမ်းပှေသုစိုက်ကိဝဲထာတတ်ယားရင်သားခေဂိလီ။
- Yám, *n.* a large esculent root, နွဲခိန်
- Yán'kee, *n.* a cant name for a citizen of New England and sometimes used for a citizen of the United States, ပှေခေပှေရကမိထပ်စားမီးကိဂိအိန်မိန်ကထံ၊ မီးတမိ, ထပ်တစုပှေထပ်စားမီးကိဂိမိသျှင်ညါ, တက်ကိဆါသားအိမ်းနှိုက်လီ။
- Yärd, *n.* a measure of three feet or two cubits, သာဝှင်, ခံပှို; a round piece of timber to support a sail, a spar, ယာ်ထုန်အဒု; a small piece of enclosed ground, ကရား; as, a courtyard, ထံခံကရား; a cowyard, နွါကကရား
- Yärd'-ärm, *n.* the one half of a yard supporting a sail, ယာ်ထုန်အဒုတမိ
- Yärd'-stick, Yärd'-wand, *n.* a stick three feet, or two cubits, long used as a measure, သျှင်တဘိသောဆထီဝှင်သာဝှင်, (ခံပှို) ထာပှေသုဝဲထာပှိုနှိုက်တခေဂိ
- Yärn, *n.* a coarse woolen, or other coarse thread, လှိုင်ဆူ, လှိုင်ဆူ; spun thread for weaving, လှိုင်ထုတ်ဆါ; a sailor's tale or a spun-out story, ကဘိမိခေတတ်ဆါ, တတ်ဆါရင်နှိုက်
- Yäul, Yäwl, *n.* a small boat belonging to a ship, ကဘိခေခွဲမိ, သပ်ပန်*
- Yawn, *v. i.* to open the mouth wide, gape, oscitate, တကိ, အိခပ်, အိမိန်အိခပ်; to open wide as if to allow the entrance of anything, အိကဘိ, အိကဘိ; to be eager, သားကွံတက်, မိန်နှိုက်ထပ်စားမိန်မား. —, *n.* a gaping, oscitation, တက်တကိ, တက်အိခပ်; an opening wide, a gape, တက်အိကဘိ, တက်အိခပ်
- Y-cléped', *p. p.* called, named, (used only in burlesque), ကိမ်းနှိုက်ခေပှေ, ထုန်နှိုက်ခေပှေ

YEL

- Yē, *pron.* nominative plural of thou, you, သု
- Yea (yā or yē), *adv.* yes, aye, မှ်, မှ်ယာ်
- Yēan, *v. t.* to bring forth young, as a goat or sheep, ဖွံထီ
- Yēar, *n.* a twelve month, နံ; as, one year, တနံ; two years, ခံနံ; ten years, ဆနံထံ, မိမ်းနှိုက်ထွင်ထွင်
- Yēar'-book, *n.* a book published once a year, an annual, ထံထာပှေမာကဲထီတနံတဘျီတနံတဘျီ
- Yēar'ling, *n.* an animal one year old, ဆပ်မိကိမိတရအိန်တနံမိ. —, *a.* being one year old, အိန်တနံမိ, ဆာဆထီ; as, a yearling bullock, ကျိဂိမိအိန်တနံမိ, ကျိဂိမိအိန်တနံမိ
- Yēar'ly, *a.* happening every year, annual, ထာဆမာဆသားတနံထပ်တနံထပ်တနံ
- Yēarn, *v. i.* to desire earnestly, long for, ဆာ, ဆာနှိုက်မိန်ကထံ; to have emotions of love and tenderness, သားအိန်
- Yēast, *n.* barm, ferment, leaven, ကိန်ခံ, တက်မာဖးထီတက်
- Yēast'y, *a.* like yeast, frothy, foamy, ထီကိန်ခံ, ထာဆသဘွဲထီ
- Yēlk, *n.* the yellow part of an egg, the yolk, တက်ခိန်တကိ
- Yēll, *v. i.* to cry out, scream, ထဲ, ထဲကိ. —, *v. t.* to utter with a scream, ထဲပသုထီတက်, ကိပသုထီတက်. —, *n.* a sharp, hideous outcry, တက်ထဲပသုကိပသုထီ
- Yēl'low, *a.* of the color of gold, ဘိ. —, *n.* a bright, golden color, ဆလွင်ဘိ
- Yēl'low-ish, *a.* somewhat yellow, ထာဆဘိထီတမဲ, ထီခိန်ဘိတမဲ
- Yēl'low-ness, *a.* See YELLOW.
- Yēlp, *v. i.* to bark or utter a sharp, quick cry,

dg, wqf; furl, rude, push; e. i. o. silent; ç as s; çh as sh; ĝ as j; ĝ as in ĝet; ŝ as z; x as gz; n as in linger.

as a dog, မိတၢ်ဒ်အံၤတၢ်ဒ်ကတၢၢ်န့ၢ်တၢ်အံၤဒီး.
 Yeó'man, *n. Eng.* a plebeian of the most respectable class, a freeholder, ဂ့ၤအိၣ်ဒီးထဲ တိၣ်ဒိၣ်ကဝီ.
 Yērk, *v. t.* to jerk, ထုးစုးတၢ်,ထုးတဆုးတၢ်; to kick or strike suddenly, တက့ၣ်စုးတၢ်,ထုးစုးတၢ်.
 Yēs, *adv.* yea, aye, တၢ်အၢၣ်လီၤ,မ့ၢ်,မ့ၢ်လၢၤ.
 Yēs'ter-day, *n.* the day last past, ထၢမတၢ်လၢၤ.
 Yēs'ter-ēve, Yēs'ter-ēve'ning, *n.* the evening of yesterday, မတၢ်ထၢတၢ်တမိ.
 Yēs'ter-mōrn, Yēs'ter-mōrn'ing, *n.* the morning of yesterday, မတၢ်လၢၤထၢဂီၤတမိ.
 Yēt, *adv.* besides, still, ထၢန့ၣ်အဖီဒိၣ်, ထၢန့ၣ်အမဲၣ် ညါ,မိး; at the same time, still, မိး, မိးတၢ်တၢ်. —, *conj.* nevertheless, notwithstanding, however, ဆၣ်ဆၣ်ဒီး,သန့ကတၢၢ်,မ့ၢ်န့ၣ်သကတၢၢ်.
 Yew, Yew'-tree (yu'-), *n.* a kind of evergreen tree, သ့ၣ်ထၢအထၣ်ထၢဒ်အတၢ်လီၤဒိတကထၣ်.
 Yield, *v. t.* to furnish, afford, produce, တုၣ်တၢ်, အိၣ်ဒီးတၢ်; as, this tree yields an abundance of fruit, သ့ၣ်တမိၣ်အံၤအိၣ်ဒီးထဲသၢ်အါ မး,သ့ၣ်တထုၣ် အံၤတုၣ် ဂ့ၤထၢ သၣ်အါအါ ကထဲၣ်; to resign, surrender, relinquish, ဆိၣ်လီၤ ထဲသးဒီးလ့ၣ်ကွၢ်တၢ်; to permit, to grant, ထုၣ် ထဲၣ်. —, *v. i.* to submit, ဆိၣ်လီၤထဲသးဒီး တမၤထၢ. —, *n.* amount yielded, product, တၢ်ကဲထီၣ်,တၢ်မဲထီၣ်သၣ်ထီၣ်.
 Yield'ing, *a.* flexible, စၢ်; compliant, accommodating, ညိၣ်န့ၢ်လ့ၤဂ့ၤလၢအသး.
 Yōke, *n.* that which binds or connects, တၢ်ဒုးထၣ် ထွဲလိၣ်ဆုၣ်တၢ်; as, a chain, သွဲ; a link, သွဲထဲ ကွီၤတကွီၤ; a frame worn on the neck like an ox-yoke, နီၣ်ထိးဒိ, ထီၣ်မိ;* a pair that work together, a couple, တၢ်တမိ; as, I have bought five yoke of oxen, ထၢဂ့ၤဂီၤခံးထံၢ်ဆိ.—, *v. t.* to join in a yoke, connect, couple, as oxen, တးထီၣ်; as any two persons or things, ဒုးအိၣ်ဆုၣ်,မၤထၣ်ဆး. —, *v. i.* to be joined or connected. See YOKE, *v. t.*
 Yōke'fēl'lōw, *n.* an associate, a mate, a companion, ဂ့ၤထဲသကိး; especially a partner in marriage, ထဲသကိး,ဒ်ခံးတၢ်အံၤဒီးထဲမိထဲဝါ.

Yōke'-māte, *n.* See YOKE-FELLOW.
 Yōlk, *n.* the yolk of an egg. See YELK.
 Yon, *a. and adv.* yonder. *Obs.* See YONDER.
 Yōnd'er, *a.* that or those there, အိၣ်ထၢန့ၣ်; as, yonder trees are all in full bloom, သ့ၣ်အိၣ်ထၢန့ၣ်တဖၣ်ဖိထီၣ်လီၤ ကမးမးထီ. —, *adv.* at a distance within view, ထၢန့ၣ်; as, yonder I see two women, ထၢန့ၣ်ထဲထီၣ် ဂ့ၤမိၣ်ခိၣ်ဝါ.
 Yōnk'er, Yōūnk'er, *n.* a young fellow, a youngster. See YOUNGSTER.
 Yōre, *adv.* long ago, ထၢဂ့ၤဂီၤ,ကထိၤကိထီ. *Obs.* or poetical.
 Yōu, *pron. sing. or pl.* န,နု,သု; as, will you give me that book? မ့ၢ်န့ၣ်ကထုၣ်ထၢထံၣ်န့ၣ်မိ; I will give it to you, ထဲကထုၣ်လီၤနု; will you both come? မ့ၢ်သုကထဲခိၣ်ဝါလိၣ်မိ.
 Yōūng, *a.* not long born, juvenile, said of animals, as, a young child, မိသၣ်; as a young man, မိသၣ်ခွါ; a young fawn, တၢ်လုၢ်မိ; being in the first part of growth as, a young tree, သ့ၣ်မိ; inexperienced, ignorant, သးတမးမိးတၢ်,တသ့ၣ်ညါ တၢ်အါအါ ထၣ်. —, *n.* the offspring of animals, တၢ်မိတၢ်ထီၣ်;—with young, to be pregnant, with child, ဒၢထီၣ်,အိၣ်ထီၣ်.
 Yōūng'ish, *a.* somewhat young, ထၢထဲသး စၢ်ခံး တမး.
 Yōūng'ster, *n.* a lad, ဂ့ၤလိၣ်ဒိဒိထီၣ်အသး, ဂ့ၤမိၣ် သၣ်ခွါထီၣ်.
 Yōur, *pron.* possessive of you and ye, န,သု; as, your book, နထံၣ်,သုထံၣ်.
 Yōur-sēlf, *pron.* နကစၢ်န့ၣ်န့.
 Yōuth, *n.* the state or period, between childhood and manhood, လိၣ်ဒိဒိ, လိၣ်ဒိဒိ; a young man, မိသၣ်ခွါ; young persons collectively, ဂ့ၤထၢအသ့ၣ်စၢ်သးတိၣ်ခံး.
 Yōuth'fūl, *a.* adolescent, young, လိၣ်ဒိဒိ,သိးထဲ ကျဲၣ်ထီၣ်ဆု; pertaining to the state of adolescence, လိၣ်ဒိဒိထီၣ်အသး, မိသၣ်ခွါထီၣ်, ခုၣ်ကနီၤထီၣ်.
 Yūle, *n.* the feast of the nativity of our Saviour. See CHRISTMAS.

à, é, i, ô, ù, y, long; ä, ë, ï, ö, ü, ÿ, short; cäre, fār, lāst, fäll, whät; thére, veil, tērm; pique; dōne, fūr,

GENERAL RULES

FOR TRANSFERRING FOREIGN NAMES AND TERMS INTO SGAU KAREN:
BY REV. J. WADE. D. D.

VOWELS.			if unaccented, dropped,	if fully accented,	if half accented,	if followed by r,	if followed by a nasal,	if followed by b, d, g, k, c, p, t,	if followed by f, s, v, x, z, or by certain compound finals,	if followed by l,	
Any vowel or combination of vowels having the sound	of	is represented.	by,	by,	by,	by,	by,	by,	by,	by,	
a	1	as in mäte		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	2	" fār		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	3	" mān		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	4	" ḡll		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
e	1	as in mēte		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	2	" mēt		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like ā 1.
	3	" hēr		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like ū 3.
	4	" prēy		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like ā 1.
i	1	as in pine		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	2	" pīn		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like ē 1.
	3	" shire		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	do. do.
	4	" sīr		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like ū 3.
o	1	as in nōte		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	2	" nōt		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like ā 4.
	3	" mōve		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	4	" lōve		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like ū 3.
u	1	as in ūse		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	2	" dūty or rŭde		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	3	" bŭt		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	
	4	" pŭll		ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	ᵃ	like o 3.
y		when a vowel									like i.
oo		like o 3.									
ou		as in round									

oi and oy, as in oil, joy, are indicated by ^o followed by oo, as, toilet ^oooce; boil ^ooo.

* j is a Pwo inflection having the same power as ḡ.

EXAMPLES.

a	1. Ma-hom'et မဟိန်ဗုဒ္ဓ	Ba'ker ဘုကာန်	Ma-a'nath မာအဲနတ်	Pare ပါ or ပုဆိန်	Same ဗုဒ္ဓ	Paid ပေး	Make မူ	Pale ပွါ
	2. Ma-ca'o မာကေဝါ	Fa'ther ဖါထာန်	Pa'pa ပာပာ	Mar'ket မာကတ်
	3.	San'i-ty ဗန်နတ်	Lad'der လာဒါ	Mas'ter မာစတာ	Bal'lad ဘာလာဒ်
	4.	Aus'tin အတ်စတင်	Au-ri'o'u-lar အူရီယူလာ	War ဝါ	Swan ရွန်	Watson ဝတ်ဆန်	Was ဗတ်	Al'ter အဲလ်တာ
e	1. Be'lin ဘီလိန်	Le'o လီယေ	E-li'sha အဲလီဆာ	Mere မဲ	Scene စိန်	Need နီ	Crete ကြိတ်	Heal ဟီ
	2.	Mer'ry မဲရီ	Men မင်	Bed ဘိတ်	Hedge ဟိတ်	Bell ဘဲ
	3.	Ber-lin' ဘဲရင်
	4.	Prey ပြီ	Bey-root' ဘီရုတ်
i	1. Si-nas ဆီနတ်	Pi'lated ပီလာတ်	Di-rect' ဒီရက်	Sire ဆီ	Mine မိုင်	Tide တိုင်	Tile တိုင်
	2.	Sir'rah ဆီရတ်	Sin ဆိန်	Mid'dle မိုင်ဒါ	Bridge ကြိတ်	Bil'dad ဘီလ်ဒတ်
	3.	Chi'li ချီလီ	I-o'na အီယော	Shire ရှီ	Ma-chine' မချီ	Fried'land ဖရိုင်လန်	Il'mer အဲလ်မာ
	4.	Sir ဆီ
o	1. Go-mor'rah ဂိုမိုရတ်	Do'ver ဒိုဘာ	Mo-cor'do မိုကိုဒို	More မို	Tone တိုင်	Moat မို	Mode မို	Bo-li'var ဘိုလီဘာ
	2.	Nor နို	Mont မို	Mob မို	Loft'y လိတ်	Col'chis' ကိုလ်ချိတ်
	3.	Do'er ဒို	Move မို
	4.	Sail'er ဆိုင်	Mon'ey မို	Lov'er လိတ်
	1.	U'ni-ty ယူနီတီ	U-ti'li-ty ယူတီလီတီ	Sure ဆိုင်	Use ယူ
u	2.	Du'ty ဒူတီ	Jé'hu ဂျေဟူ	Pure ပူ	Prune ပြု	Rude ရူ
	3.	Bur'mah ဘာမာ	Sun ဆွန်	Public ပတ်စ်	Burg* ဘာ	Hul'dah ဟူလ်ဒတ်
	4.	Tu-la တူလာ	Mu-ot'la မူအိုတူလာ	Put ပတ်	Tus'pan တူစပန်	Ca-bul' ကတ်
y	same as i
oo	Oo'roo-me'a အူရူမေ	Oo'roo-me'a အူရူမေ	Book ဘွတ်
ou	ow	Plow ပလွ	Sour ဆိုင်	Town တိုင်	Loud လိုင်	South ဆိုင်	haul ဟို
oi	oy	Boy ဘို	Join ဆိုင်	Void ဆိုင်	Poise ဆိုင်	Soil ဆိုင်

*ထပ် may stand for burg, berg, burgh, and ဩ for borough.

Initial Consonants.

<i>Single.</i>		<i>Double.</i>	
b	ဝ		
c	hard ဝ*	ch, <i>hard</i>	ခ as in chorus.
d	ဒ	" <i>soft</i>	ဆ " chain.
f	ဖ	" <i>French</i>	ဖ " machine.
g	hard ဂ	sh,	ရှ as in shun.
"	soft ဝ	th,	ဆ as in thin.
h	ဟ	" <i>aspi.</i>	ဆ as in Thomas.
j	ဇ	ph,	ပ as in phantom.
k	က	fl,	ဖ as in Flanders. } l, may be thus combined with
l	လ	pl,	ပ as in Plato. } with several other consonant.
m	မ	pr,	ပ as in prince. }
n	န	fr,	ဖ as in France. } r, thus combined with other
p	ပ	thr,	ဆ as in Thrace. } consonants.
qu	ကျ	phr,	ဖ as in Phrygia. }
r	ရ	sw,	ဆ as in Swede. }
s	စ	tw,	ဆ as in Tweed. } w, may be thus combined with
t	တ	thw,	ဆ as in thwart. } other consonants.
u	<i>cons.</i> ဝ	wh,	ဆ as in white. }
v	ဝ	kw,	ဆ as in quick. }
w	ဝ		
x	စ		
y	ယ		
z	ဇ		

(N. B.) 1. t, c, s, z, x, followed by io, iou, ia, ie, &c. &c. having the sound of *sh*, as in nation, gracious, Grecian, transient, azure, flexure, &c. ခ.

2. t, before i, as in Christian, may be represented by ကျ.

3. n, before ia, ie, io, may sometimes be represented by ည, as union ကျညှိ, onion ကျညှိ.

Final Consonants.

Final Consonants have no proper equivalents in Sgau Karen; the Vowel Inflections, however, perform, to a considerable extent, the office which final consonants perform in most other languages, viz. they modify the sounds of the vowels to which they belong. In transferring Foreign Terms into Karen, certain vowel inflections may be used to *indicate* that certain final consonants follow, as shown in the preceding Tables.

* or sometimes ဒ.

When the final consonant of one syllable coalesces with the initial consonant of a syllable following in the same word, that final consonant is indicated by the use of the specified vowel inflection; *as*, in Burmah, ထာ်ဂါ, the r, of the first syllable is sufficiently indicated by ျ, and the r is dropped.

In case they do not coalesce, *as* in Biscay, the specified vowel inflection is used to *modify the vowel sound*, and the consonant follows as an intermediate syllable, to be pronounced with as little stress of voice as possible: *thus* Biscay, ဘိစ်ဇော့.

In case the following syllable commences with a *vowel*, the specified vowel inflection is used for the purpose above noted, and the final consonant made initial to said vowel; *thus*, Bith'i-a, ဘိစ်ဘော့; or Car'i ah ထာ်ဂါ.

A syllable ending with r, or re, when pronounced as two syllables, (*as more, pure, poor,*) this pronunciation may be obtained thus, *more* မိဝ်; *pure*, ဝုဝ်; *poor*, ဝုဝ်: shire, ရှိဝ်, &c.

In syllables ending with *rt, rd, rk, &c.* *as Cork, Port*, the two finals may be indicated by ဋ; *thus*, Cork, ကိဋ; Port, ပိဋ; or *thus*, Cork, ကိဋ်း; Port, ပိဋ်း. This rule refers to said syllables as ultimates; if otherwise, they are treated according to rules above, *thus* Fort Louis, ပိဋ်းထူထိဋ်.

When a final consonant of a terminative syllable requires to be *expressed* in order to distinguish the name, or term from another similar one, (or for some other purpose,) said final consonant must be made an extra syllable, with some mark to indicate its finality. For this purpose the Pwo inflection ဃ is adopted; it is to be sounded the same as it is in Pwo, that is, the same as ဃ in Sgau, which would itself be used here if it had not already been appropriated to another purpose. To use it for both purposes would cause confusion; for instance, Job, if written ဃိဝ်း would be confounded with Jobab ဃိဝ်း; but, if we write Job, ဃိဝ်း, and Jobab ဃိဝ်း, the names become distinct to the *eye*, though the same to the *ear*.

I have also adopted the Pwo inflection ဃ to indicate a final (as ဃ indicates a final nasal), the advantage of which will soon be felt by practice in transferring foreign terms into Karen. Its pronunciation in reading is the same as that of ဃ.

Drop all silent letters.

Derivative names, indicating race, profession, trade, sect, &c., require only that the root be transferred with ဃ prefixed, and ဋ affixed, *thus* ဃိဋ် China, ဃိဋ်းဋ်း, Chinaman: — ဃိဋ် Christ, ဃိဋ်းဋ်း Christian; — ဃိဋ် Pope, ဃိဋ်းဋ်း Papist; — ဃိဋ်း Mahomet, ဃိဋ်းဋ်း Mahomedan.

No rules can be given for the orthography of Karenized foreign names and terms with so much definiteness as to secure entire uniformity, in as much as English authorities differ in regard to *accent, orthography, and sound of the vowels* in many of the proper names.

Besides this, many English sounds have no *perfect equivalents* in Karen, and *vice versa*: so that it may sometimes be doubtful which vowel, consonant, or inflection should be chosen as most nearly equivalent to the foreign sound.

It is believed, however, that an observance of the above rules will secure quite as much uniformity in the Orthography of foreign terms in Karen as we find in English, and that the process is simple and easy.



